

စာအုပ်အသစ်ပြန်ဆိုချက်

နမေဝတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ။

ပါရာယနဝဂ္ဂေ-သောဠသုတ္တံ။

မန္တပါရဂူ၊ ဗေဒင်တို့၏ ကမ်းတဖက်သို့ ရောက်ပြီးသော၊ ဗြာဟ္မဏော၊ ဗာဝရီပုဏ္ဏားသည်၊ အာကိဉ္ဇနံ၊ ကြောင့်ကြမရှိသော အဖြစ်ကို၊ ပတ္ထဝိတနော တောင့်တသည်ဖြစ်၍၊ ကောသလသံ၊ ကောသလတိုင်း သူတို့၏၊ ရမ္မာ၊ မြေ လျော်ဘွယ်ရှိသော၊ ပုရာ၊ သာဝတ္ထိပြည်မှာ၊ ဒက္ခိဏပထံ၊ ဒက္ခိဏပထတိုင်း သို့၊ အဂမာ၊ သွားပြီ။ သော၊ ဗြာဟ္မဏော၊ ထိုဗာဝရီပုဏ္ဏားသည်၊ အသက သာ၊ အသကတိုင်း၏ လည်းကောင်း၊ မဇ္ဇကသာ၊ မဇ္ဇကတိုင်း၏လည်း ကောင်း၊ အန္တရေ၊ အကြား၌၊ သမ္မာသန္ဓေ၊ နိုးသော၊ ဝိသယေ၊ အရပ်၌၊ ဂေါဓာဝရီကုဏေ၊ ဂေါဓာဝရီ မြစ်ကမ်းနား၌၊ ဥဉ္ဇေ၊ နေ၊ ဆွမ်းခံသဖြင့် လည်းကောင်း၊ ဗဇေ၊ နေ၊ တောသစ်သီးဖြင့် လည်းကောင်း၊ ဝထိ၊ နေပြီ။ တံယေဝ၊ ထိုမြစ်ကမ်းကို သာ၊ သျှင်၊ ဥပနိသယာယံ၊ အမှီပြု၍၊ ဝိပု ဇယော၊ ကြီးကြယ်သော၊ ဂါမောစ၊ ရွာသည်လည်း၊ အဟု၊ ဖြစ်ပြီ။ တတော၊ ထိုရွာမှာ၊ ဇာတေန၊ ဖြစ်သော၊ အာယေန၊ အခွန်ဖြင့်၊ မဟာယညံ၊ ပေးကမ်း ခြင်းတည်းဟူသော ယဇ်ကို၊ အကပ္ပယိ၊ ပြုပြီ။ မဟာယညံ၊ ပေးကမ်းခြင်း တည်းဟူသော ယဇ်ကို၊ ယဇိတွာန၊ ပူဇော်ပြီး၍၊ ပုန၊ တဖန်၊ အသင်္ခံ၊ နေရာ သင်ခမ်းသို့၊ သော၊ ဗြာဟ္မဏော၊ ထိုဗာဝရီပုဏ္ဏားသည်၊ ပါဝိထိ၊ ဝင်၏။ တ ထိ၊ ထိုပုဏ္ဏားသည်၊ ပဝိဋ္ဌမိ၊ ဝင်ပြီးသည်ရှိသော်၊ ပရိပတ္တံ၊ နောက်မှာ အ ညော၊ တပါးသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ အာဂန္တိ၊ ထာပြီ။ သော၊ ထိုပုဏ္ဏားသည်၊ ဥဠံ၊ နေပါဒေါ၊ ခရီးသွားသဖြင့် ထိခိုက်သော ခြေရှိ၏။ တထိ ယော၊ ထပ်ဖြင့် တစ်မက်မော၏။ ဟင်္ဂိဒန္တော၊ ညွှန်ကင်သော သွားရှိ၏။ ရဇ သိးရာ၊ မြို့ဖြင့် ပြိုမ်းသော ဥက္ကောင်းရှိ၏။ သောစ၊ ထိုပုဏ္ဏားသည် လည်း၊ နံ၊ ထိုဗာဝရီပုဏ္ဏားသို့၊ ဥပသင်္ကမ္မ၊ ကပ်၍၊ ပဉ္စသတာနိ၊ ငါးရာတုန်သော

ယဇ်ပူဇော်သော ဝတ္ထုတို့ကို၊ ယာစတိ၊ တောင်း၏၊ ဗာဝဓိ၊ ဗာဝဓိ
 ပုဂ္ဂိုလ်သည်၊ တမေခံ၊ ထိုပုဂ္ဂိုလ်ကို၊ ဒိသွာ၊ မြင်၍၊ အာသနေန၊ နေရာဖြင့်၊
 နိမန္တယိ၊ တိတ်ဖြို၊ သုခဉ္စ၊ ချမ်းသာကိုလည်းကောင်း၊ ကုသလဉ္စ၊ အနာမရှိ
 သည်ကို လည်းကောင်း၊ ပုန္နိ၊ မေး၏၊ ဣဒံစနံ၊ ဤစကားကို၊ အ၊ ဖြစ်၊
 ဆိုပြီ၊ ယံဂေါဒေယျဓမ္မံ၊ အကြင်ပေးအပ်သောဝတ္ထုသည်မမ၊ ငါ့အား၊
 စေအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့ရှိသည်ရှိသော်၊ တံသဗ္ဗံ၊
 ထိုအလုံးစုံကို၊ တေ၊ သင်အား၊ ဒဒေယျ၊ ပေးရာ၏၊ သဗ္ဗံ၊ အလုံးစုံသောဒေ
 ယျဓမ္မကို၊ မယာ၊ ငါသည်၊ ဝိဿန္တိတံ၊ စွန့်အပ်ပြီ၊ ဗြာဟ္မေ၊ အိုပုဂ္ဂိုလ်မေ၊
 ငါ့အား၊ အနုဇာနာတိ၊ ခွင့်ပြုလော့၊ မေ၊ ငါ့အား၊ ပဉ္စသတောနိ၊ ငါ့ရာကုန်သော
 ယဇ်ပူဇော်သောဝတ္ထုတို့သည်၊ နတ္ထိ၊ မရှိ၊ ဣတိဣဒံစနံ၊ ဤသို့သောစကား
 ကို၊ ဗာဝဓိ၊ ဗာဝဓိပုဂ္ဂိုလ်သည်၊ အ၊ ဖြစ်၊ ဆိုပြီ၊ ယာစမာနဿ၊ တောင်းသော
 မေ၊ ငါ့အား၊ တံ၊ အရှင်ပုဂ္ဂိုလ်သည်၊ သစေနာနုပဒဿတိ၊ အကယ်၍မပေး
 လတ္တံ၊ ဧဝံသတိ၊ ဤသို့ မပေးသည်ရှိသော်၊ သတ္တမေဒိဝသေ၊ ခုနစ်ဂုဏ်
 ခြောက်သောနေ့၌၊ ထုယံ၊ သင်၏၊ ခုဒ္ဒါ၊ ဦးထိပ်သည်၊ သတ္တဓာ၊ ခုနစ်ပိတ်၊
 ဗလတု၊ ကွဲစေသတည်း၊ ကုဟကော၊ ပတ္တားတတ်သော၊ သော၊ ထို
 ပုဂ္ဂိုလ်သည်၊ အဘိသင်္ခါရိတွာ၊ ပြုပြင်၍၊ ဘေရံ၊ ကျောက်မက်ဖွယ်သော
 စကားကို၊ အင်္ဂါတ္တယိ၊ ကြားပြီ၊ ဗာဝဓိ၊ ဗာဝဓိပုဂ္ဂိုလ်သည်၊ တဿ၊ ထို
 ပုဂ္ဂိုလ်၏၊ တံစနံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ ခုက္ခိတော၊ နှစ်လုံးဆင်းရဲ
 သည်၊ အာဟု၊ ဖြစ်ပြီ၊ သော၊ ထိုဗာဝဓိပုဂ္ဂိုလ်သည်၊ သောကသလ္လသ
 မဒ္ဓိတော၊ သောကတည်းဟူသောမြားသည်နှိပ်စက်အပ်သည်ဖြစ်၍၊ အနာ
 ဟာရော၊ အာဟာရကို မစားသည်ဖြစ်၍၊ ဥဿုဿတိ၊ ခြောက်တတ်၏၊
 အထောပိ၊ ထိုမှတစ်ပါးလည်း၊ ဧဝံပိတ္တဿ၊ ဤသို့စိုးရိမ်သော ပိတ်ရှိသော
 ဗာဝဓိပုဂ္ဂိုလ်၏၊ မနော၊ နှလုံးသည်၊ ဈာနေ၊ ဈာန်၌၊ နရမတိ၊ မမွေ့လျော်၊
 အတ္ထကာမိနိ၊ မိမိအကျိုးကိုအလိုရှိသော၊ ဒေဝတာ၊ နတ်သည်၊ ဥတြတ္ထံ၊
 ထိတ်ထန်သော၊ ဒုက္ခံ၊ ဆင်းရဲခြင်းရှိသော၊ တံဗာဝဓိ၊ ထိုဗာဝဓိပုဂ္ဂိုလ်
 ကို၊ ဒိသွာ၊ မြင်၍၊ ဥပသံကဉ္စ၊ ကပ်၍၊ ဣဒံစနံ၊ ဤစကားကို၊ အ၊ ဖြစ်၊
 ဆိုပြီ၊ ဘောတိ၊ အိုဗာဝဓိပုဂ္ဂိုလ်၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ခုဒ္ဒါ၊ ဦးထိပ်
 ကို၊ နုပဇာနာတိ၊ မသိသော၊ ထိုပုဂ္ဂိုလ်သည်၊ ကုဟကော၊ ပတ္တားတတ်
 ၏၊ နေတ္ထိဒကာ၊ ဥစ္စာဖြင့်အလိုရှိ၏၊ ခုဒ္ဒါ၊ ဦးထိပ်၌လည်းကောင်း၊ ခုဒ္ဒ
 ပါတေပါ၊ ဦးထိပ်ကိုချခြင်း၌ လည်းကောင်း၊ ဥာဏံ၊ သိသောဥာဏ်သည်၊
 တဿ၊ ထိုပုဂ္ဂိုလ်အား၊ နုပိတ္တိတိ၊ မရှိ၊ ဘောတိ၊ အိုဗာဝဓိပုဂ္ဂိုလ်၊ စရ



ဟိ၊ အကပယ်၍၊ တံ၊ ထိုမုဒ္ဒရုဒ္ဓါတိပါတကပ္ပိ၊ ဇာနာတိ၊ သိအံ၊ ပုစ္ဆိတော၊
မေးအပ်သောသင်သည်၊ တံရုဒ္ဓဉ္စ၊ ထိုဦးထိပ်ကို လည်းကောင်း၊ တံရုဒ္ဓါ
တိပါတဉ္စ၊ ထိုဦးထိပ်ကိုချခြင်းကို လည်းကောင်း၊ မေ၊ ငါ့အား၊ အက္ခာ
ဟိ၊ ကြားသိသော၊ တဝ၊ သင်၏၊ ဝစော၊ စကားကို၊ သုထောမ၊ နာကုန်အံ၊
ဣတိဣဒံဝစနံ၊ ဤသို့သောစကားကို၊ ဒေဝတာ၊ နတ်သည်၊ အဗြိ၊ ဆိုပြီ၊
ဒေဝတော၊ အိုနတ်၊ သုထ၊ နာလော၊ အဟံ၊ ငါသည်၊ ဧတံ၊ ထိုမုဒ္ဒရုဒ္ဓါတိပါ
တကပ္ပိ၊ နဇာနာမိ၊ မသိ၊ ဧတ္ထ၊ ဤရုဒ္ဓရုဒ္ဓါတိပါတဉ္စ၊ ဥာဏံ၊ သိသောဥာဏံ
သည်၊ မေ၊ ငါ့အား၊ နဝိစ္ဆတံ၊ မရှိ၊ ဟိသစ္စံ၊ မှန်၏၊ ဧတ္ထ၊ ဤသောကဉ္စ၊ ဇနာနံ၊
သတ္တဝါတို့၏၊ ရုဒ္ဓရုဒ္ဓါတိပါတေစ၊ ဦးထိပ်ဦးထိပ်ကို ချခြင်း၌သာလျှင်၊
ဒသနံ၊ မြင်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဒေဝတော၊ အိုနတ်၊ အထခေါ၊ စင်
စစ်၊ အသိပသုပိမဏ္ဍလေ၊ ဤမြေအပြင်၌၊ ယော၊ အကြင်သူသည်၊ ရုဒ္ဓဉ္စ၊ ဦး
ထိပ်ကိုလည်းကောင်း၊ ရုဒ္ဓါတိပါတဉ္စ၊ ဦးထိပ်ကိုချခြင်းကို လည်းကောင်း၊
စရဟိ၊ အကပယ်၍၊ ဇာနာတိ၊ သိအံ၊ တံ၊ ထိုသိသောသူကို၊ မေ ငါ့အား၊
အက္ခာဟိ၊ ကြားသော၊ ဣတိ၊ ဤသို့၊ ဗာဇနိ၊ ဗာဇနိပုစ္ဆာ၊ သည်၊ အာဟာ၊
ဆို၏၊ ဩက္ကာကရာဇဿ၊ ဥက္ကာကရာဇ်မင်း၏၊ အပစ္စော၊ မပြတ်သော
အနွယ်ဖြစ်သော၊ သက္ခပုတ္တော၊ သာကီဝင်မင်းသားသည်၊ ကပ္ပိထဝတ္ထု၊ မှာ၊
ကပ္ပိသဝတ်အမည်ရှိသော၊ ပုရာ၊ ပြည်မှ၊ နိက္ခန္တော၊ ထွက်၏၊ သောကနာ
ယကော၊ သောက၏အကြီးအကဲဖြစ်တော်မူ၏၊ ပဘကံရော၊ ပညာတည်း
ဟူသောအရောင်ကိုပြုတတ်၏၊ ဟိသစ္စံ၊ မှန်၏၊ ဗြာဟ္မဏ၊ ပုစ္ဆာ၊
သောသမ္ပုဗ္ဗေ၊ ထိုမြတ်စွာဘုရားသည်၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော
တရားတို့၍၊ ပါရဂူ၊ အဆုံးအပြီးသို့ ရောက်တော်မူ၏၊ သဗ္ဗာတိညာဗလ
ပုတ္တော၊ ခပ်သိမ်းသောအတိညာဉ်ခပ်သိမ်းသောဒိဋ္ဌိရောက်တော်မူ၏၊
သဗ္ဗဓမ္မာသု၊ ခပ်သိမ်းကုန်သောတရားတို့၌၊ စက္ခုမာ၊ မြင်တတ်သောပညာ
စက္ခုသမန္တစက္ခု ရှိတော်မူ၏၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊
သဗ္ဗကမ္မက္ခယံ၊ အဆုံးရုံသောကံ၏ကုန်ခြင်းသို့၊ ပတ္တော၊ ရောက်တော်မူပြီ၊
ဥပပိက္ခယေ၊ ခပ်သိမ်းကုန်သော ဥပပိတို့၏ကုန်ရာဖြစ်သောနိဗ္ဗာန်သို့၊ ဝိ
ရုတ္တော၊ အာရုံပြုသဖြင့်လွတ်သောပိတ်ရှိတော်မူ၏၊ စက္ခုမာ၊ ငါးပါးသော
မျက်စိနှင့်ပြည့်စုံတော်မူသော၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော၊ သောဗုဒ္ဓေါ၊
ထိုမြတ်စွာဘုရားသည်၊ ထောကော၊ သောကဉ္စ၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊
ဟောထော်မူ၏၊ တွံ၊ သင်သည်၊ ဂစ္ဆာန၊ သွား၍၊ တံ၊ ထိုမြတ်စွာဘုရားကို၊
ပုစ္ဆိယျ၊ မေးလေသော၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ တေ၊ သင့်

အားတံ ထိုမုဒ္ဒမုဒ္ဒါတိပါတကံ၊ ဗျာကရိဿတိ၊ ကြားလတ္တံ၊ ဣတိ၊ ဤသို့၊
 ဒေဝတာ၊ နေရာသင်္ခမ်းစောင့်သောနတ်သည်၊ အာဟ၊ သိုပြီ၊ ဗာဝဇိ၊
 ဗာဝဇိပုဏ္ဏားသည် သမ္မုဒ္ဒေါတိဝစော၊ တုရားဟူသောစကားကို၊ သုတွာ၊
 ကြား၍၊ ဥဒဂ္ဂေါ၊ ဝမ်းမြောက်သောစိတ်ရှိသည်၊ အဟု၊ ဖြစ်၏၊ အဿ၊
 ထိုဗာဝဇိပုဏ္ဏားအား၊ သောကော၊ မိုးရိမ်ခြင်းသည်၊ တနုခေါ၊ ခေါင်းပါး
 သည်၊ အာသိ၊ ဖြစ်ပြီ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပိတိဉ္စ၊ နှစ်သက်ခြင်းကိုလည်း၊
 ယတိ၊ ရ၏၊ သောဗာဝဇိ၊ ထိုဗာဝဇိပုဏ္ဏားသည်၊ အတ္တမနော၊ နှစ်သက်
 သောစိတ်ရှိသည်ဖြစ်၍၊ ဥဒဂ္ဂေါ၊ ဝမ်း မြောက်သည်ဖြစ်၍၊ ဝေဒဇာတော၊
 ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ တံဒေဝတံ၊ ထိုနတ်ကို၊ ပုစ္ဆတိ၊
 မေး၏၊ သောကနာထော၊ လူတို့၏ကိုးကွယ်ရာဖြစ်တော်မူသောမြတ်စွာ
 တုရားသည်၊ ကတမမ္ဘိ၊ အဘယ်မည်သော၊ ဂါမေဝါ၊ ရွာ၌လည်းကောင်း၊
 နိဂါမေဝါ၊ နိဂုံး၌လည်းကောင်း၊ ကတမမ္ဘိ၊ အဘယ်မည်သော၊ ဇနပဒေ၊
 ဇနပုဒ်၌၊ ဝထိ၊ နေသနည်း၊ ယတ္ထ၊ အကြင်ရွာနိဂုံးဇနပုဒ်သို့၊ ဝတိန္ဒာနု၊ သွား၍၊
 ဗ္ဗိပဒုတ္တမံ၊ အခြေနှစ်ခြောင်းရှိကုန်သောသတ္တဝါတို့ထက်မြတ်သော၊ သမ္မု
 ခံ၊ မြတ်စွာတုရားကို၊ ပသေရ၊ ဗူးမြင်ကုန်အံ့၊ တံ၊ ထိုရွာနိဂုံးဇနပုဒ်ကို၊
 တံ၊ သင်သည်၊ အာပိက္ခ၊ ကြားသော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဗဟုတ
 ပညော၊ ကြီးကြပ်သောပညာရှိသော၊ ဝရဘုရိမေဝေသော၊ မြတ်သောမြေ
 ကြီးကဲ့သို့ ပြန်ပြောသောပညာရှိသော၊ အနာသဝေါ၊ အာသဝကင်းပြီး
 သော၊ ဝိဒုဒရာ၊ တုဘက်မရှိသော၊ သက္ခပုတ္တော၊ သာကီဝင်မင်းသားဖြစ်
 သော၊ ရဒ္ဒါတိပါတဿ၊ ဦးထိပ်ကိုလျှင်စွာချခြင်းကို၊ ဝိဒု၊ သိတတ်သော၊
 နရာသဘော၊ လူတို့၏အမြတ်ဖြစ်တော်မူသော၊ သောဇိနော၊ ထိုမြတ်စွာ
 တုရားသည်၊ ကောသလမန္ဒိရေ၊ ကောသလမင်း၏နေရာဖြစ်သော၊ သာဝတ္ထိ
 ယံ၊ သာဝတ္ထိပြည်၌၊ ဝိဟရတိ၊ နေတော်မူ၏၊ ဣတိ၊ ဤသို့၊ ဒေဝတာ၊ သင်္ခမ်း
 စောင့်သောနတ်သားသည်၊ အာဟ၊ သို၏၊ တတော၊ ထိုနေောင်မှ ဗာဝဇိ၊
 ဗာဝဇိပုဏ္ဏားသည်၊ မန္တပါရဂူ၊ ဗေဒင်၏အဆုံးသို့ရောက်ကုန်ပြီးသော၊
 သိသေ၊ ဗြာဟ္မဏေ၊ တပည့်ပုဏ္ဏားတို့ကို၊ အာမန္တယိ၊ ခေါ်၏၊ မာ
 တဝ၊ လှသင်တို့၊ ဇေ၊ ထာကုန်သော၊ ဝေါ၊ သင်တို့အား၊ အက္ခိယံ၊ ငါ
 ကြားအံ့၊ မမ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သုထောထ၊ နာကုန်သော၊ ယဿ၊
 အကြင် မြတ်စွာတုရား၏၊ သောကေ၊ ထောက၌၊ သောပါတုဘာဝေါ၊ ထို
 ထင်ရှား ဖြစ်ခြင်းကို၊ အဘိဗ္ဗသော၊ များသောအားဖြင့်၊ ဒုလ္လဘော၊ ရခဲ
 ၏၊ သောသမ္မုဒ္ဒေါ၊ ထိုမြတ်စွာတုရားသည်၊ အဇ္ဈ၊ ယခု၊ သောကမ္ဘိ၊ ထောက

☰

နှိ၊ ဥဒ္ဓန္ဓောဇာတိ၊ ဖြစ်၏ဟူ၍၊ ဝိသုဒ္ဓါတေ၊ ကျောက်တောင်၊ နိဗ္ဗာန်၊ သျှင်စွာ၊ သာ
 ဝတ္ထိ၊ သာဝတ္ထိပြည်သို့၊ ဝတ္တံ၊ သွားကုန်၍၊ နိပဒုတ္တမံ၊ အခြေနှစ်ခြောင်းရှိ
 ကုန်သော သူတို့ထက်မြတ်သော၊ တံသမ္ပန္နံ၊ ထိုမြတ်စွာဘုရားကို၊ ပဿ
 ဝေ၊ ကြည့်ရှုကုန်သော၊ ဤသို့၊ အာမန္တယိ၊ ခေါ်၏၊ ပြောဖွဲ့ထု
 ဆရာပုစ္ဆား၊ မယ်၊ ငါတို့သည်၊ ဒိသ္မာ၊ မြင်ကုန်၍၊ ဗုဒ္ဓေါတိ၊ ထုရားဟူ၍၊
 ကထံစရဟိ၊ အဘယ်သို့သော အကြောင်းဖြင့်၊ ဇာနေရ၊ သိကုန်အံ့နည်း၊
 ယထာ၊ အကြင်သို့သော အကြောင်းဖြင့်၊ မယံ၊ ငါတို့သည်၊ တံ၊ ထိုမြတ်စွာ
 ဘုရားကို၊ ဇာနေရ၊ သိကုန်၏၊ အဇာနတံ၊ မသိကုန်သော၊ နော၊ ငါတို့
 အား၊ တထာ၊ ထိုအကြောင်းဖြင့်၊ ပဗြုဟိ၊ ကြားသော၊ ဇာတိ၊ ဤသို့၊ တေ၊
 ထိုတပည့်ပုစ္ဆားတို့သည်၊ အဟံသု၊ ဆိုကုန်၏၊ ဟိ၊ သစ္စံ၊ မှန်၏၊ မန္တ
 သု၊ ဗေဒင်တို့၌၊ နန္ဒိ၊ သာနိ၊ သုံးဆဲ နှစ်ပါး ကုန်သော၊ မဟာပုရိသထက္ခ
 ကာနိ၊ ယောကျ်ား မြတ်တို့၏ လက္ခဏာတို့သည်၊ အာဂတာနိ၊ ထိုကုန်
 သည်မဟုတ် တုံ့သော၊ မယာ၊ ငါသည်၊ သမတ္တာ၊ အပြည့်အစုံကုန်သော၊
 တာနိ၊ ထိုလက္ခဏာတို့ကို၊ အနုပုဗ္ဗသော၊ အစဉ်အားဖြင့်၊ ဗျက္တာ၊ ကြား
 အပ်ကုန်ပြီး၊ ယသာ၊ အကြင်သူ၏၊ ဝတ္ထောသု၊ ကိုယ်တို့၌၊ ဧတေမဟာ
 ပုရိသထက္ခကာ၊ ထိုသုံးဆဲ နှစ်ပါးကုန်သော ယောကျ်ားမြတ်တို့၏လက္ခ
 ဏာတို့သည်၊ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်အံ့၊ တထာ၊ ထိုသူအား၊ ဧဝေယံ၊
 နှစ်ပါးသာသျှင် ဖြစ်ကုန်သော၊ ဝတိယော၊ ပြီးခြင်းတို့သည်၊ ဟောန္တိ၊ ဖြစ်
 ကုန်၏၊ တတိယောဂတိ၊ သုံးခုမြောက်ပြီးခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိသမျှ
 ကတည်း၊ ✓ သစေ၊ အကယ်၍၊ သော၊ ထိုသူသည်၊ အဂါရံ၊ လူ၏ဘောင်
 ၌၊ အာဝသတိ၊ နေသည်ဖြစ်အံ့၊ ဣမံပထဝီ၊ ဤမြေကို၊ အဒေယျေန၊ ဒါဏ်မရှိ
 သဖြင့်၊ အသတ္တေန၊ ထက်နက်မရှိသဖြင့်၊ ဓမ္မေန၊ တရားသဖြင့်၊ ဝိဇေယျာ
 အောင်၍၊ အနုသာသတိ၊ ဆုံးမ၏၊ သစေ၊ အကယ်၍၊ သော၊ ထိုသူသည်၊ အ
 ဂါရာ၊ လူ၏ဘောင်မှ၊ နိက္ခမ၊ ထွက်၍၊ အနာဂါရိယံ၊ ရဟန်းဘောင်း၌၊ ပဗ္ဗဇ
 တိ၊ ရဟန်းပြုအံ့၊ ဝိဝုဒ္ဓန္တေ၊ တဏှာဟူသော ဖုံးထွင်းခြင်း ကင်းသော၊
 အရဟာ၊ ပစ္စည်းထေးပါးကိုခံထိုက်သော၊ အနုတ္တရော၊ အတုမရှိသော၊ သ
 မ္ပန္နော၊ မြတ်စွာဘုရားသည်၊ ဘဝတိ၊ ဖြစ်၏၊ ဘောဇ္ဇော၊ ဒိုတပည့်
 ပုစ္ဆားတို့၊ ဇာတိ၊ ငါ၏အဖြစ်ကိုလည်းကောင်း၊ ဝေါတ္တဉ္စ၊ ငါ၏အနွယ်ကို
 လည်းကောင်း၊ လက္ခဏဉ္စ၊ ငါ၏လက္ခဏာကိုလည်းကောင်း၊ မန္တေ၊ ငါ
 လေ့ကျက်အပ်ကုန်သော ဗေဒင်တို့ကိုလည်းကောင်း၊ ပုန၊ တဘန်၊ အပရေ၊
 တပါးကုန်သော၊ သိသော၊ ငါ၏တပည့်တို့ကိုလည်းကောင်း၊ မုန္တံ၊ ဦးထိပ်ကို

လည်းကောင်း၊ ရွှေတိပါတာ၊ ဦးထိပ်ကိုလှော်စွာချခြင်းကိုလည်းကောင်း၊
 ဣမေ၊ ဤခုံနစ်ပါးသောပုစ္ဆာတို့ကို၊ မနုဿာယောဝ၊ ဝိတ်ဖြင့်သာလျှင်၊ ပုစ္ဆ
 ထ၊ သင်တို့မေးကုန်သော၊ အနာဝရဏဒဿာဝိ၊ အဝိတ်အပင်မရှိအ
 လုံးဝကိုမြင်ပြီးသော၊ ဗုဒ္ဓေါ၊ မြတ်စွာတုရားသည်၊ ယဒိဘဝိဿတိ၊ အကယ်
 ဤဖြစ်အံ့၊ မနုဿာ၊ ဝိတ်ဖြင့်၊ ပုစ္ဆိတေ၊ မေးအပ်ကုန်သော၊ ပဋ္ဌေ၊ ပြုသာနာတို့
 ကို၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဝိဿန္တိဿတိ၊ ဖြေလတ္တံ့၊ ဣတိ၊ ဤသို့၊ ဗာဝဓိ၊ ဗာဝ
 ဓိပုစ္ဆာသည်၊ သိသော၊ တပည့်တို့ကို၊ အာဟ၊ ဆို၏။ အဇိတောစ၊ အ
 ဇိတပုစ္ဆာ၊ လည်းကောင်း၊ တိဿမေတ္ထေ ယောစ၊ တိဿမေတ္ထေယျ
 ပုစ္ဆာလည်းကောင်း၊ ပုစ္ဆကပုစ္ဆာလည်းကောင်း၊ အထ၊ ထို
 မှတ်ပါး၊ မေတ္ထပုစ္ဆာ၊ မေတ္ထပုစ္ဆာလည်းကောင်း၊ ဓောတကောစ၊ ဓောတ
 ကပုစ္ဆာလည်းကောင်း၊ ဥပသီဝေါစ၊ ဥပသီဝပုစ္ဆာလည်းကောင်း၊ နန္ဒော
 စ၊ နန္ဒပုစ္ဆာလည်းကောင်း၊ အထ၊ ထိုမှတ်ပါး၊ ဟောမကောစ၊ ဟောမကပု
 ညာလည်းကောင်း၊ တောဒေယျကပုစ္ဆာလည်းကောင်း၊ တောဒေယျကပုစ္ဆာ
 နှစ်ယောက်တို့လည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ ဇတုကဏ္ဍိစ၊ ဇတု
 ကဏ္ဍိပုစ္ဆာလည်းကောင်း၊ ဘဒြာဝုဒေါ၊ ဘဒြာဝုဒပုစ္ဆာလည်းကောင်း၊
 ဥဒယောစ၊ ဥဒယပုစ္ဆာလည်းကောင်း၊ ပေါသာယောစ၊ ပိ ဗြာဟ္မဏော၊
 ပေါသာယပုစ္ဆာလည်းကောင်း၊ မေခာဝိ၊ ပညာရှိသော၊ မေစာရာစာစ မေ
 စာရာပုစ္ဆာလည်းကောင်း၊ မဟာဣတိ၊ ကြီးမြတ်သော ရသ့ဖြစ်သော၊
 ဝိဂီယောစ၊ ဝိဂီယပုစ္ဆာလည်းကောင်း၊ ဣတိ၊ ဤသို့၊ သဗ္ဗေ၊ ခပ်သိမ်း
 ကုန်သော၊ ပစ္စေကဝဏိနော၊ အဝိးအဝိးသော ဂိုဏ်းရှိကုန်သော၊ သဗ္ဗ
 သောကဿ၊ ခပ်သိမ်းသောသောကန္တံ၊ ဝိသုတာ၊ ဧဇျံစောကုန်သော၊ ဇျာပီ
 ဇျာန်ရှိကုန်သော၊ ဇျာနုရတာ၊ ဇျာနုန္တိန္ဒေယျေဇျာန်ကုန်သော၊ ဇိရာ၊ ပညာရှိကုန်
 သော၊ ပုပ္ဖဝါသနဝါသိတာ၊ ရှေး၌ ကောင်းမှုဝါသနာဖြင့် ထုအပ်ကုန်ပြီး
 သော၊ ဗာဝဓိဿ၊ ဗာဝဓိပုစ္ဆာ၏၊ သိသာ၊ တပည့်ဖြစ်ကုန်သော၊ ဧတေ
 သောဋ္ဌာသ ဗြာဟ္မဏာ၊ ထိုတကျိပ် ခြောက်ရောက် ကုန်သော ပုစ္ဆာတို့
 သည်၊ ဝစော၊ ဗာဝဓိပုစ္ဆာ၏စကားကို၊ သုတွာ၊ ကြားကုန်၍နံဗာဝဓိ၊ ထို
 ဗာဝဓိပုစ္ဆာကို၊ အဘိဝါဒေတွာစ၊ ရိုးသေတွာရှိခိုးကုန်၍ လည်းကောင်း၊ ပ
 ဒက္ခိဏံ၊ လကျာရစ်လှည့်သည်ကို၊ ကတွာစ၊ ပြုကုန်၍လည်းကောင်း၊ ဇေဇာ
 ဇိနရာ၊ ဆန်ကျစ်သစ်နက်ရေကို ဆောင်ကုန်ထွက်၊ သဗ္ဗေ၊ အလုံးစုံသော
 ပုစ္ဆာတို့သည်၊ ဥတ္တရာရခါ၊ ဥတ္တရာပထတိုင်းသို့ရှေးရှုကုန်သျက်၊ ပတ္တာ
 မှ၊ ဖဲထေကုန်၏။ တေ၊ ထိုပုစ္ဆာတို့သည်၊ မဇ္ဇကဿ၊ မဇ္ဇကမင်း၏။



ပတိဋ္ဌာနံ၊ တည်ရာဖြစ်သော၊ အဟိယတိ၊ အဟိယအမည်ရှိသော၊ သဒါ၊ အခါခပ်သိမ်း၊ ပတိဋ္ဌံ၊ ဝင်ရာဖြစ်သော၊ ဗုရိမံ၊ ရှေ့ရှိသို့၊ ပတိဋ္ဌာ၊ ဝင်ကုန်၏၊ တတော၊ ထိုနောင်မှာ၊ ဥစ္စေနိဓာပိ၊ ဥစ္စေနိပြည်သို့လည်းကောင်း၊ ဂေါနန္ဒစ၊ ဂေါနန္ဒရှိသို့လည်းကောင်း၊ ဝေဒိသံစ၊ ဝေဒိသံရှိသို့လည်းကောင်း၊ ဓနသံဝှယံ၊ ဓနသံအမည်ရှိသော၊ ရှိသို့လည်းကောင်း၊ ပတိဋ္ဌာ၊ ဝင်ကုန်၏၊ တတော၊ ထိုနောင်မှာ၊ ကောသန္တိဉ္ဇာပိ၊ ကောသန္တိပြည်သို့ လည်းကောင်း၊ သာဏေတံ၊ သာဏေတံရှိသို့လည်းကောင်း၊ တတော၊ တံရှိသို့၊ ဗုရုတ္တံ၊ ပြည်မြတ် ဖြစ်သော၊ သာဝတ္ထိဉ္ဇာ၊ သာဝတ္ထိပြည်သို့လည်းကောင်း၊ ပတိဋ္ဌာ၊ ဝင်ကုန်၏၊ တတော၊ ထိုနောင်မှာ၊ သေတဗျံ၊ သေတဗျံရှိသို့လည်းကောင်း၊ ကေဠိလတ္ထုဉ္ဇာ၊ ကံဠိလတ်ပြည်သို့လည်းကောင်း၊ ကုသိနာရဉ္ဇာ၊ ကုသိနာရံ ပြည်သို့လည်းကောင်း၊ ဝါဝဉ္ဇာ၊ ဝါဝါပြည်သို့ လည်းကောင်း၊ ဘောဂနဂရဉ္ဇာ၊ ဘောဂပြည်သို့ လည်းကောင်း၊ ဝေသာလိဉ္ဇာ၊ ဝေသာလိပြည်သို့လည်းကောင်း၊ မဂပူရံ၊ မုနိပြည်သို့လည်းကောင်း၊ ပတိဋ္ဌာ၊ ဝင်ကုန်၏၊ ရမ္မဏိယံ၊ ရှစ်သက်အပ်ထသော၊ မနောရမ္မံ၊ နှလုံးမွေ့လျော်သွယ်ရှိသော၊ ပါသာဏကဓေတိယဉ္ဇာ၊ ပါသာဏကဓေတိသို့လည်းကောင်း၊ အာရုဟု၊ တက်ကုန်၏၊ တသိတော၊ ရေထိပ်သောသူသည်၊ သီတံ၊ ငွေသော၊ ဥဒကံ၊ ရေကို၊ အတိကင်္ဂီတိ၊ အလွန်တောင့်တသကဲ့သို့၊ ဝဇ္ဇာသိတတ္ထော၊ နွေလအပူသည်နှိပ်စက်အပ်သော၊ ဝါဏိဇ္ဇော၊ ကုန်သည်သည်၊ မဟာသာထံ၊ ကြီးကျယ်သော၊ ဆာယံ၊ အရိပ်ကို၊ အတိကင်္ဂီတိ၊ အလွန်တောင့်တသကဲ့သို့၊ တေဇနိဓာ၊ ထိုခဲသေတ္တိုသည်၊ တဂဝန္တံ၊ မြတ်စွာဘုရားကို၊ အတိပဋ္ဌယမာနာ၊ အလွန်တောင့်တကုန်လျက်၊ တုရိတာ၊ အသောတသျှင် ဖြစ်ကုန်၍၊ ပဗ္ဗတံ၊ ပါသာဏ ကဓေတိ အမည်ရှိသော တောင်ထက်သို့၊ အာရုဟု၊ တက်ကုန်၏၊ သိဟော၊ ခြင်္သေ့သည်၊ ဝနေ၊ ဘောဇ္ဇံ၊ နဒတိ၊ ဟောကံသကဲ့သို့၊ တဂဝါပိ၊ မြတ်စွာဘုရားသည်လည်း၊ တတ္ထိံသမယေ၊ ထိုရသေ့ပုဂ္ဂိုလ်တို့ရောက်သောအခါ၌၊ တိက္ခယံ၊ သံစာပုဂ္ဂိုလ်တော်၊ ဓဟန်းသံစာအပေါင်းခြံရံလျက်၊ တိက္ခယံ၊ ဓဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ အဇိတော၊ အဇိတပုဂ္ဂိုလ်သည်၊ ဇိတဂံ၊ ခပ်သိမ်းသော အရောင်တို့ကို အောင်နိုင်သော အရောင်ရှိသော၊ သာနုဓိ၊ နေမင်းကဲ့သို့လည်းကောင်း၊ ပန္နရသေ၊ စာဆွဲငါးရက်မြောက်သောနေ့၌၊ ပရိပူရံ၊ ပြည့်ခြင်းသို့၊ ဥပါဂတံ၊ ရောက်သော၊ စန္ဒံ၊ ယထာ၊ လကဲ့သို့လည်းကောင်း၊ ဗုဒ္ဓံ၊ မြတ်စွာ ဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ အထ၊ ထိုအခါ၌၊ အဿ၊ ထိုမြတ်စွာ ဘုရား၏၊ ဝတ္ထေ၊ ကိုယ်တော်၌၊ ပရိပူရံ၊ ပြည့်ရုံ

စွာသော၊ ဗျဉ္ဇနံ၊ လက္ခဏာတော်ကို၊ ဒိသ္မာနံ၊ မြင်၍၊ ဧကမန္တံ၊ တင့်အပ်သော အရပ်၌၊ ဌိတော၊ ရပ်လျက်၊ ဟဋ္ဌော၊ ရွှင်သည်ဖြစ်၍၊ မနုဿံ၊ စိတ်ဖြင့်၊ ပဋ္ဌေပြုသနာတို့ကို၊ အပုစ္ဆထ၊ မေး၏။ အာဒိဿ၊ ရည်မှတ်၍၊ ဗျဉ္ဇနံ၊ ဗာဝဇီ၏ဖြစ်ခြင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ အဿ၊ ထိုဗာဝဇီ၏၊ ဂေါတ္တံ၊ အနွယ်ကို၊ လက္ခဏံ၊ လက္ခဏာကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ မန္တေသု၊ ဗေဒင်တို့၌၊ ပါရမီ၊ အပြီးသို့ရောက်သည်ကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ဗြူဟ္မဏော၊ ဗာဝဇီပုစ္ဆားသည်၊ ကတိ၊ အဘယ်မျှသောက်သော ထလည် အပေါင်းကို၊ ဝါစေတိ၊ သင်သနည်း၊ ဣတိဣမေပဋ္ဌေ၊ ဤပြုသနာတို့ကို၊ မနုဿံ၊ စိတ်ဖြင့်၊ အပုစ္ဆထ၊ မေး၏။ အဿ၊ ထိုဗာဝဇီပုစ္ဆား၏၊ အာယု၊

အသက်သည်၊ ဝိသဝဿသတံ၊ တရားနှစ်ဆယ်တည်း၊ သောစ၊ ထိုပုစ္ဆားသည်တည်း၊ ဂေါတ္တေန၊ အနွယ်အားဖြင့်၊ ဗာဝဇီ၊ ဗာဝဇီမည်၏၊ အဿ၊ ထိုပုစ္ဆား၏၊ ဂတ္ထေ၊ ကိုယ်၌၊ လက္ခဏာ၊ လက္ခဏာတို့သည်၊ တိတိ၊ သုံးပါးတို့တည်း၊ သော၊ ထိုပုစ္ဆားသည်၊ တိတ္ထံဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏၊ ဝါရဂူ၊ အပြီးသို့ရောက်၏။ လက္ခဏေ၊ လက္ခဏာကျမ်း၌ ထည်းကောင်း၊ သနိဗ္ဗာဏှ၊ သကေဓုဘော၊ နိဗ္ဗာဏှ၊ ကျမ်းကေဓုဘကျမ်းနှင့်တကွသော၊ ဣတိဟာသေစ၊ ဣတိဟာသကျမ်း၌ထည်းကောင်း၊ ပါရဂူ၊ အပြီးသို့ ရောက်၏၊ ပဉ္စသတာနိ၊ ငါးရာသောတပည့်တို့ကို၊ ဝါစေတိ၊ သင်၏၊ သဓမ္မေ၊ မိမိဥပစာဖြစ်သော ဗေဒင်သုံးပုံဟူသော ဓမ္မ၌၊ ပါရမီဂတော၊ အပြီးသို့ရောက်၏။ ဒုရုတ္တမ၊ လူတို့ထက်မြတ်တော်မူသော အရှင်ဘုရား၊ လက္ခဏာနံ၊ သုံးပါးကျန်သော လက္ခဏာတို့၏၊ ဝိတ္ထာနံ၊ သရုပ်အကျယ်ကို၊ ပဝိစယ၊ ရွေးစိစစ်ပါလော့၊ ဗာဝဇီဿ၊ ဗာဝဇီပုစ္ဆား၏၊ ဂတ္ထေ၊ ကိုယ်၌၊ တာနိ၊ ထိုသုံးပါးသော လက္ခဏာတို့သည်၊ ကတမာနိ၊ အဘယ်သည်တို့နည်း၊ ယမ္ပိ၊ အကြင်လက္ခဏာ၌၊ မနောကင်္ခါယိတံ၊ စိတ်၏ယုံမှားခြင်းသည်၊ အဟု၊ ဖြစ်၏၊ တံကင်္ခိန္တိတံ၊ ထိုစိတ်၏ ယုံမှားအပ်အလိုရှိအပ်သော လက္ခဏာကို၊ ပကာသေဟိ၊ ပြတော်မူပါလော့၊ မာဏဝ၊ လူစင်၊ သော၊ ထိုဗာဝဇီပုစ္ဆားသည်၊ ဖိဝှါယ၊ သျှာဖြင့်၊ ရခံ၊ မျက်နှာကို၊ ဘာဒေတိ၊ ဖုံးနှိုင်း၏၊ အဿ၊ ထိုဗာဝဇီပုစ္ဆား၏၊ ဘရုကန္တေ၊ မျက်မှောင်အကြား၌၊ ဥဏ္ဍာ၊ မွေးမြင်သည်၊ ဇာယတိ၊ ဖြစ်၏၊ ကောသေဟိတံ၊ အစိပ်ဖြင့်ဖုံးထွင်းအပ်သော၊ ဝတ္ထဂုယံ၊ အင်္ဂါဇာတ်သည်၊ အတ္ထိ၊ ရှိ၏၊ ဧဝံ၊ ဤသို့၊ ဇာနာဟိ၊ သုံးပါးကျန်သော လက္ခဏာတို့၏ သရုပ်အကျယ်ကို သိလော့၊ တံစပုစ္ဆာ၊ ထိုအမေးကိုလည်း၊ အသုဏန္တော၊ မကြားသည်ဖြစ်၍လည်း၊ ဝိယောကတေ၊ ဘုရား ပြောအပ်လျှင်သော၊ ဧဝေ

ပဉ္စေ၊ ထိုပြဿနာကိုလည်း၊ သုတွာ၊ ကြား၍၊ သဗ္ဗောဇနော၊ အထုံးစုံသော
 ထူးသည်၊ ဝေဒဇာတော၊ ဖြစ်သောဝမ်းမြောက်ခြင်းရှိသည့်ဖြစ်၍၊ ကတဉ္စတိ၊
 ပြုအပ်ပြီးသောဆက်ဆံခြင်း ရှိသည်ဖြစ်၍၊ ဝိစိန္တေတိ၊ အထူးထူးကြွ၏၊
 ကိံ ဝိစိန္တေတိ၊ အဘယ်သို့အထူးထူးကြွသနည်း၊ မနုဿ၊ စိတ်ဖြင့်၊ ပုစ္ဆိတေ
 မေးအပ်ကုန်သော၊ ပဉ္စေ၊ ပြဿနာကို၊ ကောနု၊ အဘယ်သူသည်၊ ပုစ္ဆတိ၊
 မေးသနည်း၊ ဧဝေါဝါ၊ နတ်သည်လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည်
 လည်းကောင်း၊ သုခံပတိ၊ သုခိတာ၏လင်ဖြစ်သော၊ ဣန္ဒောဝါပိ၊ သိကြား
 သည်လည်းကောင်း၊ ပုစ္ဆတိနု၊ မေးသကော၊ ကံ၊ အဘယ်သူကို၊ ဧဝံ၊ ဤပြ
 သာနာကို၊ ပရိဘာသတိ၊ ဟောသနည်း၊ ဣတိ၊ ဤသို့၊ ဝိစိန္တေတိ၊ အထူးထူး
 ကြွ၏၊ မုဒ္ဒံ၊ ဦးထိပ်ကိုလည်းကောင်း၊ မုဒ္ဒါတိပါတဉ္စ၊ ဦးထိပ်ကိုချခြင်း
 ကိုလည်းကောင်း၊ ဗာဝဓိ၊ ဗာဝဓိပုစ္ဆာသည်း၊ ပုရိပုစ္ဆတိ၊ မေး၏၊ ဣသေ၊
 သုရားတည်းဟူသောအရှင်ရသော၊ တဂဝါ၊ ရှင်မင်ဘုရားသည်၊ တံ၊ ထိုရဒ္ဒ
 မုဒ္ဒါတိပါတကို၊ ပြောကရောဟိ၊ ကြားတော်မူပါစေ၊ နော၊ အကျွန်ုပ်တို့၏၊
 ကင်္ဂံ၊ ယုံမှားခြင်းကို၊ ဝိနယ၊ ပျောက်တော်မူပါစေ၊ အဝိဇ္ဇာ၊ သဗ္ဗာ
 လေးပါးတို့၌မထိခြင်းအဝိဇ္ဇာသည်၊ မုဒ္ဒါ၊ သံသရာ၏ဦးထိပ်မည်၏၊ သဒ္ဓါသ
 တိသမာဓိတိ၊ သဒ္ဓါသင်္ကသဗ္ဗာသမာဓိတို့နှင့်လည်းကောင်း၊ ဆန္ဒဝိရိယေန၊
 ဆန္ဒသမာဝါယာမနှင့် လည်းကောင်း၊ ဝံယုတာ၊ ဟူ၍သော၊ ဝိဇ္ဇာ၊ အရ
 ဟတ္တမင်္ဂပညာတည်းဟူသောဝိဇ္ဇာသည်၊ မုဒ္ဒါတိပါတံနိ၊ အဝိဇ္ဇာဟူသော
 ဦးထိပ်ကိုချင်စွာချတတ်သောဘုရားမည်၏၊ ဣတိ၊ ဤသို့၊ ဇာနာဟိ၊ သင်ထိ
 ထော၊ တတော၊ ထိုနောင်မှ၊ မာဏဝေါ၊ အဓိတမည်သောထုလင်သည်၊
 မဟတာ၊ များစွာသော၊ ဝေဒေန၊ ဝမ်းမြောက်ခြင်းဖြင့်၊ သန္တန္တေတွာ၊
 ထောကံပံ၊ ခိုင်စေပြီး၍၊ ဧကံသံ၊ ပရံးတမက်၌၊ အဇိနံ၊ သင်္ကန်းရေကို၊
 ကတွာ၊ စန္ဒာယ်တင်သည်ကိုပြု၍၊ ပါဒေသု၊ ခြေတော်ရံတို့၌၊ ဝီရိယာ၊ ဦး
 ဖြင့်၊ ပတံ၊ ဝပ်၏၊ စက္ခုမ၊ ငါးပါးသောစက္ခုရှိတော်မူသော၊ မာရိသ၊ အရှင်
 ဘုရား၊ ဗာဝဓိပြောဟူသော၊ ဗာဝဓိပုစ္ဆာသည်း၊ သိသောဟိ၊ တပည့်တို့နှင့်၊
 သဟ၊ တက္ခ၊ ဥဒ္ဓစ္စိတ္တော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍၊ သုမနော၊
 ကောင်းသော စိတ်ရှိသည်ဖြစ်၍၊ ဘောတော၊ အရှင်ဘုရား၏၊ ပါဒေ၊ ခြေ
 တော်တို့ကို၊ ဝန္တတိ၊ ရှိခိုး၏၊ ဗာဝဓိပြောဟူသော၊ ဗာဝဓိပုစ္ဆာသည်း၊
 သိသောဟိ၊ တပည့်တို့နှင့်၊ သဟ၊ တက္ခ၊ သုခိတော၊ ချမ်းသာသည်၊ ဟော
 တု၊ ဖြစ်စေဟည်း၊ မာဏဝ၊ အဓိတထုလင်၊ တုဉ္စာပိ၊ သင်သည်လည်း၊
 သုခိတော၊ ချမ်းသာသည်၊ ဟောဟိ၊ ဖြစ်စေ၊ ဝိရိ၊ ကြာမြင့်စွာ၊ ဇိဝါဟိ၊

အသက်ရှည်ထော၊ ဗာဝရိ၊ ဗာဝရိပုဏ္ဏား၏လည်းကောင်း၊ တုယံဝှံ၊
 သင်၏လည်းကောင်း၊ သဗ္ဗော၊ အလုံးစုံတသောင်းခြေဝံထောင် ကုန်သောတ
 ပည့်တို့၏လည်းကောင်း၊ သဗ္ဗသံသယံ၊ အလုံးစုံရှိရှိသမျှသောယုံမှားခြင်းကို
 ကတာဝကာသော၊ ငါထုရားပြုအပ်ပြီးသောအခွင့်ရှိကုန်သောသင်တို့သည်၊
 ပုစ္ဆိထ၊ မေးကုန်ထော၊ ယံကိဗ္ဗိ၊ အလုံးစုံသော အမေးကိုလည်း၊ မနထိဇ္ဇ
 ထ၊ စိတ်ဖြင့် အလိုရှိကုန်၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ပုစ္ဆိထ၊ မေးကုန်ထော၊
 ဣတိ၊ ဤထို၊ သမ္ပုဋ္ဌေန၊ မြတ်စွာထုရားသည်၊ ကတောကာသော၊ ပြုအပ်သော
 အခွင့်ရှိစေည်ဖြစ်၍၊ အဇိတော၊ အဇိတပုဏ္ဏားသည်၊ ပဉ္စမိ၊ ထက်ဆုတ်၍
 ထျက်၊ နိသိဒိတွာန၊ ထိုင်၍၊ ပဋ္ဌဝံ၊ ရှေးဦးစွာ၊ ပဉ္စံ၊ ပြဿနာကို၊ တတ္ထ၊ ထိုပါ
 သာဏကစေတီ၌၊ ဘထာဂတံ၊ မြတ်စွာထုရားကို၊ ပုစ္ဆိ၊ မေး၏၊ ဝတ္ထု၊
 ဂါထာ၊ ဝတ္ထုဂါထာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

☸ ထောကော၊ သတ္တထောကကို၊ ကေန၊ အထယ်တရားသည်၊ နိဂုတော၊
 ဖုံးထွမ်းအပ်သနည်း၊ ထောကော၊ သတ္တထောကသည်၊ ကေန၊ အဘယ်
 ထရားကြောင့်၊ နပကာသတိ၊ မထင်ရှားသနည်း၊ ကိံ၊ အဘယ်တရားကို၊
 အသေ၊ ထိုသတ္တထောကကို၊ အဘိထေပနံ၊ လိမ်းကျံတတ်၏ဟူ၍၊ ဗြူသိ၊
 ဟောတော်မူသနည်း၊ ကိံ၊ အဘယ်တရားကို၊ တသေ၊ ထိုသတ္တထောက၏၊
 မဟတ္တယံ၊ ကြီးစွာသောဘေးဟူ၍၊ ဗြူသိ၊ ဟောတော်မူသနည်း၊ ဣတိ၊
 ဤထိုအာယသွာ၊ ရှည်သောသက်တော်ရှိသော၊ အဇိတော၊ အဇိတပုဏ္ဏား
 သည်၊ ပုစ္ဆိ၊ မေး၏။ အဇိတ၊ အဇိတပုဏ္ဏား၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်၊
 ထောကော၊ သတ္တထောကကို၊ နိဂုတော၊ ပိတ်ဖုံးအပ်၏၊ ဝိဝိဇ္ဇာ၊ ဝန်တိုခြင်း
 ကြောင့်လည်းကောင်း၊ ပမာဒါ၊ မေ့ထော့ခြင်းကြောင့်လည်း ကောင်း၊
 ထောကော၊ သတ္တထောကသည်၊ နပ္ပကာသသိ၊ မထင်ရှား၊ ဇေဗ္ဗိ၊ တဏှာ
 သံညံ၊ အာသေ၊ ထိုသတ္တထောကကို၊ အဘိထေပနံ၊ လိမ်းကျံတတ်၏၊ ဒုက္ခံ၊
 ဇာတိစသောဒုက္ခသည်၊ အသေ၊ ထိုသတ္တထောက၏၊ မဟတ္တယံ၊ ကြီးစွာ
 သောဘေးမည်၏၊ ဣတိ၊ ဤထို၊ ဗြူသိ၊ ငါထုရား ဟောတော်မူ၏၊ ဣတိ၊
 ဤထို၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသာဇ္ဇေတိ၊ ဖြေတော်မူ၏။ သဗ္ဗမိ၊
 အလုံးစုံသောအာယတနတို့၌၊ သောတာ၊ တဏှာစသော သောတတို့သည်၊
 ထဝေဇ္ဇိ၊ စီးကုန်၏၊ တေသံသောတာနံ၊ ထိုတဏှာစသော သောတတို့ကို၊
 နိဝါရတံ၊ မြစ်တတ်သော တရားကား၊ ကိံ၊ အဘယ်နည်း၊ သောတာနံ၊
 တဏှာစသောသောတတို့ကို၊ သံဝရံ၊ စောင့်ရှောက်တတ်သော ထရားကို၊
 ဗြူသိ၊ ဟောတော်မူပါသော၊ ကေန၊ အဘယ်တရားဖြင့်၊ သောတာ၊ တဏှာ

စသောသောတတို့သည်။ ပိမိယူရေး၊ ပိတ်ကုန်သနည်း၊ ဣတိ၊ ဤသို့၊ အာ
ယသ္မာ အဇိတော၊ အရှင်အဇိတပုတ္တေားသည်။ ပုစ္ဆိမေး၏။ အဇိတ၊
အဇိတပုတ္တေား၊ ထောကတ္ထိ၊ သတ္တထောကန္တိ၊ ယာနိသောတာနိ၊ အကြင်
တဏှာစသော သောတတို့သည်။ သာန္တိ၊ စီးကုန်၏။ တေသံ သောတာနံ၊
ထိုတဏှာစသော သောတတို့ကို၊ သတိ၊ ပိပဿနာနှင့် ဖွဉ်သော သတိ
သည်။ နိဝါရဏံ၊ ဖြစ်တတ်၏။ သံဝရံ၊ စောင့်ရှောက်တတ်၏။ ပညာယ၊
မဂ်ပညာဖြင့်၊ ဧထေ၊ ထိုတဏှာစသော သောတတို့ကို၊ ပိမိယူရေး၊ အ
ချင်းခပ်သိမ်း ဖြတ်အပ်ကုန်၏။ ဣတိ၊ ဤသို့၊ ဗြူမိ၊ ငါတုရား ဟောတော်
မူ၏။ မာရိသ၊ အရှင်ဘုရား၊ ပညာစေတ၊ ပညာသည် ထည့်ကောင်း၊
သတိစာပီ၊ သတိသည်ထည့် ကောင်း၊ နာမဓူပဉ္စ၊ နာမ်ရုပ်သည်ထည့်
ကောင်း၊ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုပညာသတိ နာမ်ရုပ်သည်။ ကတ္ထု၊ အဘယ်
သဘောတရား၌၊ ဥပရုဏ္ဍတိ၊ အကြင်မဲ့ ချုပ်သနည်း၊ မေ၊ အကျွန်ုပ်သည်။
ပုဋ္ဌော၊ မေးအပ်သော အရှင်ဘုရားသည်။ ဧတံ၊ ထိုပညာသတိ နာမ်ရုပ်တို့၏
ချုပ်ရာသဘောကို၊ ဗြူမိ၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ
အဇိတော၊ အရှင်အဇိတပုတ္တေားသည်။ ပုစ္ဆိမေး၏။ အဇိတ၊ အဇိတပုတ္တေား၊
ယမေတံပဉ္စံ၊ အကြင် ပြဿနာကို၊ အပုစ္ဆိ၊ သင်မေးပြီ၊ ယတ္ထ၊ အကြင်
နိဗ္ဗာန်၌၊ နာမဉ္စ၊ နာမ်သည် ထည့်ကောင်း၊ ရူပဉ္စ၊ ရုပ်သည် ထည့်ကောင်း၊
အသေသံ၊ အကြောင်းမဲ့၊ ဥပရုဏ္ဍတိ၊ ချုပ်၏။ ဧတ္ထ၊ ဤနိဗ္ဗာန်၌၊ ပိညာယာယ၊
ပိညာဉ်၏။ နိရောဓေန၊ ချုပ်ခြင်းကြောင့်၊ ဧတံ၊ ထိုပညာသတိ နာမ်ရုပ်သည်။
ဥပရုဏ္ဍတိ၊ ချုပ်၏။ ဣတိ၊ ဤသို့၊ တေ၊ သင်၏။ တံပဉ္စံ၊ ထိုပြဿနာကို၊ ဝဇာ
မိ၊ ငါတုရားဟော တော်မူ၏။ မာရိသ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊
ယေစ၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း၊ သင်္ခတဓမ္မာသေ၊ သင်္ခတတရားရှိ
ကုန်၏။ ယေစ၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း၊ သေခါ၊ သိက္ခာသုံးပါးကိုလျှင်
ဆဲဖြစ်ကုန်၏။ ဣစ၊ ဤသောကန္တိ၊ ပုထု၊ များစွာကုန်သော သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုသေက္ခ အသေက္ခပုဂ္ဂိုလ်တို့၏။ ဣရိယံ၊ အကျင့်
ကို၊ ပုဋ္ဌော၊ မေးအပ်သော၊ နိပကော၊ ပညာရှိသော အရှင်ဘုရားသည်။ မေ၊
အကျွန်ုပ်အား၊ ပဗြူမိ၊ ဟောတော်မူပါလော၊ ကာမေထု၊ ဝတ္ထုကာမ
ကိလေသာကာမတို့၌၊ နာဘိဂဇ္ဈေယျ၊ မတပ်မက်မောရာ၊ မာနသ၊ စိတ်
ဖြင့်၊ အနာပိလော၊ မနောက်နည်းသည်။ သိယာ၊ ဖြစ်ရာ၏။ သဗ္ဗဓမ္မာနံ၊ ခပ်
သိမ်းကုန်သော တရားတို့၌၊ ကုသလော၊ အနိစ္စစသော အားဖြင့် နှိုင်းချိန်သည်
ဖြစ်၍ ထိဗ္ဗာသည်ထည့်ကောင်း၊ သံတောစ၊ ကာယာနုပဿနာစသည်တို့

ဖြင့်သတိရှိသည်လည်းကောင်း၊ ဘိက္ခု၊ စ၊ သက္ကာယဒိဋ္ဌိစသည်ကိုမျက်ခင်း
 သည်ဖြစ်၍ဘိက္ခု၊ အဖြစ်သို့ရောက် သည်လည်းကောင်း၊ ဟုတွာ၊ ဖြစ်၍၊ ပ
 ရိဗ္ဗဇေ၊ ခပ်ထိမ်းသော ဣရိယာဝုန်တို့၌ နေရာ၏၊ အဇိတ မာဏဝက
 ပုစ္ဆာ၊ အဇိတပုစ္ဆာလင်း၏ အမေးပုစ္ဆာသည်၊ နိဋ္ဌိတာ၊ ပြီးခြင်းသို့
 ရောက်ပြီ၊ ။



ဣဝလောကော၊ ဤလောက၌၊ ကော၊ အဘယ်သူသည်၊ သန္တု၊ သိတော၊
 ကောင်းစွာနှစ်သက်ရောင့်ရဲပြီးသနည်း၊ ကဿ၊ အဘယ်သူအား၊ ဣဋ္ဌိတာ၊
 တဏှာဒိဋ္ဌိတည်းဟူသော တုန်ထွက်ခြင်းတို့သည်၊ နောသန္တိ၊ မရှိကုန်သ
 နည်း၊ ကော၊ အဘယ်သူသည်၊ ဥဘန္တ၊ နှစ်ပါးတော အဖို့ ကို၊ အဘိညာယ၊
 ထူးသောဥာဏ်ဖြင့်သိ၍၊ မဇ္ဈေ၊ အလယ်ဖြစ်သော အကျင့်၌၊ မန္တော၊ ပညာ
 ဖြင့်၊ နုလိမ္မတိ၊ မထိမ်းကျံသနည်း၊ ကံ၊ အဘယ်သူကို၊ မဟာပုရိသောတိ၊
 ယောကျ်ားမြတ်ဟူ၍၊ ဗြူမိ၊ ဟောသနည်း၊ ကော၊ အဘယ်သူသည်၊ ဣဝ၊
 ဤလောက၌၊ သိဗ္ဗနိ၊ တဏှာတို့ကို၊ အဇ္ဈဂါ၊ လွန်သနည်း၊ ဣတိ၊ ဤသို့၊ အာ
 ယသ္မာတိဿ၊ မေတ္တေယျော၊ အရှင်တိဿမေတ္တေယျ ပုစ္ဆာလည်း၊ ပုစ္ဆိ၊
 မေး၏၊ မေတ္တေယျ၊ မေတ္တေယျပုစ္ဆာလည်း၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊
 ကာမေသု၊ ကာမဂုဏ်တို့ကြောင့်၊ ဗြဟ္မစရိယာဝါ၊ မဂ်ဟူသော ဗြဟ္မစရိယရှိ
 ၏သောဘိက္ခု၊ ထိုရဟန်းသည်၊ သန္တု၊ သိတော၊ ကောင်းစွာနှစ်သက်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဝိတတဏှော၊ ကင်းပြီးသော တဏှာရှိသော၊ သတော၊
 အောင်မေ့ခြင်းသတိရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဒါ၊ အခါခပ်ထိမ်း၊ သင်္ခါ
 ယ၊ ရံစမ်းဆင်ခြင်၍၊ နိဗ္ဗုတော၊ ရာဂကင်းငြိမ်းသည်၊ ဟောတိ၊ ဖြစ်၏၊
 တဿ၊ ထိုရဟန်းအား၊ ဣဋ္ဌိတာ၊ ရာဂစသောတုန်ထွက်ခြင်းတို့သည်၊ နော
 သန္တိ၊ မရှိကုန်၊ သော၊ ထိုရဟန်းသည်၊ ဥဘန္တ၊ နှစ်ပါးသောအဖို့တို့
 ကို၊ အဘိညာယ၊ အလွန်သိ၍၊ မဇ္ဈေ၊ အလယ်ဖြစ်သော အကျင့်၌၊ မန္တော၊
 ပညာဖြင့်၊ နုလိမ္မတိ၊ မထိမ်းကျံတံ၊ ထိုရဟန်းကို၊ မဟာပုရိသောတိ၊ မဟာ
 ပုရိသဟူ၍၊ ဗြူမိ၊ ငါထုရားဟောတော်မူ၏၊ သော၊ ထိုရဟန်းသည်၊ ဣဝ၊
 ဤသက္ကာယလောက၌၊ သိဗ္ဗနိ၊ တဏှာကို၊ အဇ္ဈဂါ၊ လွန်ပြီ၊ တိဿမာဏဝက
 ပုစ္ဆာ၊ တိဿပုစ္ဆာလင်း၏အမေးသည်၊ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

အနေ၏၊ တဏှာကင်းတော်မူပြီးထသော၊ မုထဒဿခဗိ၊ အကုသလမုထ
 အစရှိသောမုထတို့ကို မြင်တော်မူပြီးသောအရှင်ထုရားသို့၊ အတ္ထိပဉ္စေန၊
 ပြဿနာကို အလိုရှိသဖြင့်၊ အာဂမံ၊ လာရောက်သည်၊ အဋ္ဌိ၊ ဖြစ်၏၊ ဣဿ
 ယော၊ ရသေ့တို့သည် လည်းကောင်း၊ မနုဇော၊ လူတို့သည် လည်းကောင်း၊

ခတ္တိယာ၊ မင်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်း
 ကောင်း၊ ကိနိသိတာ၊ အဘယ်ကိုဖွဲ့ကုန်၍၊ ဣဝလောကော၊ ဤလောက၌၊
 ဒေဝတာနံ၊ နတ်တို့အား၊ ယညံ၊ နေယျခမ္ဘကို၊ ပုထု၊ များစွာ၊ အကပ္ပယိံ၊ သု
 ပြုကုန်ကုန်သနည်း၊ ဘဂဝါ၊ ရှင်ပင်ဘုရား၊ တံ၊ ထိုအကြောင်းကို၊ ပုစ္ဆံ၊ မိ
 မေးပါ၏၊ တံ၊ အရှင်ဘုရားသည်၊ ဧတံ၊ ထိုအကြောင်းကို၊ ဗြူဟိ၊ ဟောတော်
 မူပါလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ ပုဏ္ဏကော၊
 ပုဏ္ဏကအမည်ရှိသော ပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေး၏၊ ပုဏ္ဏက၊ ပုဏ္ဏက
 ပုဏ္ဏား၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊ ဣမေဣသယော၊ ဤရသေ့တို့သည်
 ထည်းကောင်း၊ မနုဇာ၊ လူတို့သည်လည်းကောင်း၊ ခတ္တိယာ၊ မင်းတို့သည်
 လည်းကောင်း၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အာသိသမာနာ၊
 ရူပါရုံအစရှိသည်ကို တောင့်တကုန်သည်ဖြစ်၍၊ ဣဝလောကော၊ ဤလောက
 ၌၊ ဒေဝတာနံ၊ နတ်တို့အား၊ ယညံ၊ ယဇ်ကို၊ ပုထု၊ များစွာ၊ အကပ္ပယိံ၊ သုပြု
 ကုန်ကုန်၏၊ ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား၊ ဣတ္ထဘာဝံ၊ လူအစရှိသောအဖြစ်ကို၊
 အာသိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဇရံ၊ အိုခြင်းခုတ္တကို၊ သိတေ၊
 မှီကုန်သည်ဖြစ်၍၊ ယညံ၊ ယဇ်ကို၊ အကပ္ပယိံ၊ သုပြုကုန်ကုန်၏၊ ဣတိ၊ ဤသို့၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသယဇ္ဇေတိ၊ ဖြေတော်မူ၏၊ ဘဂဝါ၊ ဘုန်း
 တော်ကြီးသော၊ မာရိသ၊ အရှင်ဘုရား၊ ယညပထေ၊ ယဇ်၌၊ အပ္ပမတ္တာ၊ မစေ
 မထျော့ပြုကုန်သော၊ တေ၊ ထိုသူတို့သည်၊ ဇာတိံ၊ စပုသန္ဓေနေခြင်းကိုလည်း
 ကောင်း၊ ဇရဉ္စ၊ အိုခြင်းကိုလည်းကောင်း၊ အတာရုံ၊ လွန်မြောက်ကုန်ပြီဟူ၍၊
 ကထံ၊ အဘယ်သို့လျှင်၊ ကိပ္ပိသု၊ ကြားဘူးပါသနည်း၊ တံ၊ ထိုအကြောင်း
 ကို၊ ပုစ္ဆံ၊ မိမေးပါ၏၊ ဘဂဝါ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား၊ တံ၊ အရှင်
 ဘုရားသည်၊ ဧတံ၊ ထိုအကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော၊
 ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား၊ ယေ၊ အကြင်သူတို့သည်၊ အာသိသန္တိ၊ ရူပါရုံအစ
 ရှိသည်တို့ကိုတောင့်တကုန်၏၊ ထောမယန္တိ၊ ယဇ်ကိုပြီးပွန်းကုန်၏၊ အာတိ
 ဇပ္ပန္တိ၊ ရူပါရုံစသည်တို့ကိုတောင့်တ၍ စကားကိုဆိုကုန်၏၊ ဇုဟန္တိ၊ ပေး
 ကမ်းကုန်၏၊ လာဘံ၊ ရူပါရုံစသည်တို့ကိုရခြင်းကို၊ ပရိစ္စ၊ စွဲ၍၊ ကာမာဘိ
 ဇပ္ပန္တိ၊ ကာမကိုတောင့်တ၍ အဖန်တလဲလဲစကားဆိုကုန်၏၊ ယာဇယော
 ဂါ၊ ယဇ်ကိုလုံ့လပြုကုန်သော၊ တေ၊ ထိုရသေ့အစရှိကုန်သောသူတို့သည်၊
 အာသိသမာနိဟိ၊ တောင့်တခြင်းအစရှိသည်တို့ဖြင့်၊ ဘဂဝါ၊ ဘုရားထံ၊ ဘဂ
 ဝါ၊ ရာဂုဖြင့်တင်ကုန်သည်ဖြစ်၍၊ ဇာတိဇရံ၊ ဇာတိဇရားကို၊ နာတရိံ၊ မလွန်
 နှင်ကုန်၊ ဣတိ၊ ဤသို့၊ ဗြူဟိ၊ ဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊

မြတ်စွာဘုရားသည်၊ ဝိသယဇ္ဇေတိ၊ ဖြေတော်မူ၏။ မာရိသ၊ ဘုန်းတော်
 ကြီးသော အရှင်ဘုရား၊ ယာဇယောဂေါ၊ ယဇ်ပူဇော်ခြင်းကို သို့လပြု
 ကုန်သော၊ တေ၊ ဟိုသူတို့သည်၊ ယညေဟိ၊ ယဇ်တို့ဖြင့်၊ ဇာတိဉ္စ၊ ပဋိသန္ဓေ
 နေခြင်းကိုလည်းကောင်း၊ ဇေယျ၊ အိုခြင်းကိုလည်းကောင်း၊ စေနာတရိ သု၊
 အကတ်၍မလွန်နိုင်ကုန်သည်ဖြစ်အံ့၊ အထ၊ ထိုသို့မလွန်နိုင်ကုန်သည်ရှိသော်
 မာရိသ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ စရဟိ၊ အတတ်သို့လျှင်၊ ဇေဝ
 မနုဿယောကေ၊ လူ့ပြည်နတ်ပြည်၌၊ ကော၊ အတတ်သူသည်၊ ဇာတိဉ္စ၊
 ပဋိသန္ဓေနေခြင်းကိုလည်းကောင်း၊ ဇေယျ၊ အိုခြင်းကိုလည်းကောင်း၊ အတာ
 ရိ၊ လွန်ပြီးသနည်း၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ တံ၊ ထိုအ
 ကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏။ တံ၊ အရှင်ဘုရားသည်၊ တေ၊ ထိုအကြောင်း
 ကို၊ မေ၊ အကျွန်ုပ်အား၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ပုစ္ဆက၊ ပုစ္ဆက
 ပုစ္ဆာ၊ ထောကတ္ထိံ၊ သတ္တလောက၌၊ ဝရောပရာနိ၊ မိမိ၏အတ္တဘောသုတ
 ပါး၏အတ္တဘောအစရှိသောပရတ္ထရတို့ကို၊ သင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍
 ယဿ၊ အကြင်သူအား၊ ကုဟိဉ္စ၊ တစုံတခုသော၊ ထောကေ၊ လောက၌၊ ဣဉ္စိ
 တံ၊ တဏှာစသောတုန်လျှပ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ သန္တော၊ ကိလေသာငြိမ်း
 ပြီးသော၊ ဝိရမော၊ ကိလေသာတည်းဟူသော အခိုးကင်းသော၊ အနိဗ္ဗော၊
 ရာဂစသောနှိပ်စက်ခြင်းကင်းပြီးသော၊ နိရာသော၊ ဝဲကွက်ခြင်းကင်းပြီး
 သော၊ သော၊ ထိုရဟန္တာသည်၊ ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းကို၊ အ
 တာရိတိ၊ ထွန်မြောက်ပြီဟူ၍၊ ဗြူမိ၊ ငါထုရားဟောတော်မူ၏။ ဣတိ၊ ဤသို့၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသယဇ္ဇေတိ၊ ဖြေတော်မူ၏။ ပုစ္ဆကမာထဝက
 ပုစ္ဆာ၊ ပုစ္ဆကပုစ္ဆာ၊ လူလင်၏အမေးသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊
 ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ ဝေဒဂူ၊
 ဝေဒဂူဟူ၍၊ ဘာဝိတတ္ထံ၊ ပွားစေသောသူဟူ၍၊ အဟံ၊ အကျွန်ုပ်သည်၊ မညာ
 မိ၊ အောက်မေ့၏။ ထောကတ္ထိံ၊ ထောက၌၊ ယေကေဝိ၊ ခပ်ထိမ်းကုန်သော
 ဆင်းရဲတို့သည်၊ အနေက ခူပါ၊ များသော အပြားရှိကုန်၏။ ဣမေဒုက္ခဒးဤ
 ဆင်းရဲတို့သည်၊ ကုတော၊ အဟယ်ဌ၊ သမုဒါဂတာနု၊ မပြတ်ဖြစ်၍သာကုန်
 သနည်း၊ ဘဂဝါ၊ ရှင်ပင်ဘုရား၊ တံ၊ ရှင်ပင်ဘုရားကို၊ တံ၊ ထိုဆင်းရဲ၏ထေး
 ရာကို၊ ပုစ္ဆာမိ၊ မေးပါ၏။ မေ၊ အကျွန်ုပ်အား၊ တေ၊ ထိုဆင်းရဲ၏အကြောင်း
 ကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော
 အသက်ရှိသော၊ မေတ္တဂူ၊ မေတ္တဂူပုစ္ဆာသည်၊ ပုစ္ဆိ၊ မေး၏။ မေတ္တဂူ၊
 မေတ္တဂူပုစ္ဆာ၊ တံ၊ သင်သည်၊ ဝေ၊ စင်စစ်၊ ဝံ၊ ငါ့ကို၊ ဒုက္ခဿ၊ ဆင်းရဲ၏။

ပတာဝံ၊ အပ္ပန္နိယော အကြောင်းကို၊ အပ္ပတ္တတိ၊ မေး၏။ ပဇာနံ၊ သိသောသူ
သညံ၊ အာရိက္ခတိယထာ၊ ကြားသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ တေ၊ သင်အား၊ တံ၊
ထိုဆင်းရဲ၏အကြောင်းကို၊ ပဝက္ခာမိ၊ ငါတုရားဟောအံ့၊ ဝိလာကတ္ထိံ၊ လော
ကန္တံ၊ ယေကေဝိ၊ ခပ်သိမ်းကုန်သော၊ အနေကရူပါ၊ များသောအပြားရှိသော
ဆင်းရဲတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣမေဒုက္ခာ၊ ဤဆင်းရဲတို့သည်၊ ဥပမိနိဒါ
နာ၊ ဥပမိဟူသော အကြောင်းရှိကုန်သည်ဖြစ်၍၊ ပဘာဝန္တိ၊ မပြတ်ဖြစ်ကုန်
၏။ ယေသာ၊ အကြင်သူသည်၊ အဝိစ္စါ၊ ဆင်းရဲ၏ အကြောင်းဖြစ်သောဥပမိ
ကိုမသိသည်ဖြစ်၍၊ ဝေ၊ စင်စစ်၊ ဥပမိံ၊ ဥပမိကို၊ ကရောတိ၊ ပြု၏။ မဇ္ဈော၊ ပ
ညာနန္တံသော၊ သော၊ ထိုသူသည်၊ ပုနပ္ပုနံ၊ အဖန်တလဲလဲ၊ ဒုက္ခံ၊ ဇာတိအစရှိ
သောဆင်းရဲသို့၊ ဥပေတိ၊ ရောက်၏၊ တသ္မာ၊ ထိုကြောင့်၊ ပဇာနံ၊ သင်္ခါရတို့
ကိုအနိစ္စစသောအားဖြင့်သိသည်ဖြစ်၍၊ ဒုက္ခဿ၊ ဝေဒနိဆင်းရဲ၏၊ ဇာတိပ္ပဘ
ဝါနုပဿတိ၊ ဇာတိ၏ ဥပမိကားအကြောင်းတည်းဟူသောသူသည်၊ ဥပ
မိံ၊ ဥပမိကို၊ နကယိရာ၊ မပြုရာ။ ဘဝဝါ၊ ရှင်ပင်တုရား၊ တံ၊ ရှင်ပင်တု
ရားကို၊ သာဓူ၊ တောင်းပန်ပါ၏။ ယံ၊ အကြင်ဆင်းရဲ၏ အကြောင်းကို၊ ပုစ္ဆိ
မှ၊ မေးကုန်ပြီ၊ နော၊ အကျွန်ုပ်တို့အား၊ တံ၊ အရှင်တုရားသည်၊ အင်္ဂါတ္တယိ၊
ကြားတော်မူပြီ၊ တတော၊ ထိုအကြောင်းမှ၊ အညံ၊ တပါးသောအကြောင်း
ကို၊ တံ၊ အရှင်တုရားကို၊ ပုစ္ဆာမ၊ မေးကုန်အံ့၊ ဣဗံ၊ တိုက်တွန်းပါ၏။ တံ၊ ထို
အကြောင်းကို၊ ဗြူဟိ၊ ဟောထော်မူပါသော၊ ကထံ၊ အဘယ်အကြောင်း
ဖြင့်၊ ဝိရာ၊ ပညာရှိတို့သည်၊ ဩဗံ၊ ဩဗာကို၊ ဝိတရန္တိနု၊ ကူးကုန်သနည်း၊
ရနိ၊ အရှင်တုရား၊ ဇာတိပ္ပ၊ ပရိသန္ဓေနေခြင်းကို လည်းကောင်း၊ ဇရုပ္ပ၊ ဒို
ခြင်းကို လည်းကောင်း၊ သေဝကပရိဒေဝပ္ပ၊ မိုးရိပ်ခြင်း၊ ဝိကြွေးခြင်းကို
လည်းကောင်း၊ ဝိတရန္တိနု၊ ကူးကုန်သနည်း၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အ
ကျွန်ုပ်အား၊ ဝိယဒကရောဟိ၊ ထင်ရှားပြုပါသော၊ ဟိသစ္စံ၊ ရှန်၏။ တထာ၊ ထို
သို့သိစေသောအားဖြင့်၊ ယေ၊ ဓမ္မော၊ ဤတရားကို၊ တေ၊ အရှင်တုရားသည်၊
ဝိဒိတော၊ သိတော်မူအပ်ပြီ။ မေတ္တဂူ၊ မေတ္တဂူပုစ္ဆာ၊ တေ၊ သင့်အား၊
ဓမ္မံ၊ နိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်သောအကျင့်တရားကို၊ ကိတ္တယိသယာမိ၊
ငါတုရားကြားတော်မူအံ့၊ ဒိဓ္ဓေဝ ဓမ္မေ၊ မျက်မှောက်ဖြစ်သောအတ္တဘောသို့
လျှင်မြင့်အပ်သောတရား၌၊ အနိတိဟံ၊ မိမိပစ္စက္ခမြင်အပ်သော၊ ယံ၊ အကြင်
တရားကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ သတိရှိသူကို၊ စရံ၊ ကျင့်သောသူသည်၊
ဇောကော၊ လောကန္တံ၊ ဝိသတ္တိကံ၊ ပြီတုတ်သောတဏှာကို၊ တရေ၊ လွန်နိုင်
ရာ၏။ အနိတိဟံ၊ မိမိပစ္စက္ခမြင်အပ်သော၊ တံဓမ္မံ၊ ထိုတရားကို၊ ကိတ္တယိ

သာသနာ၊ ဟောပေအံ့၊ မဟောသိ၊ သိထစသော ကျေးဇူးအပေါင်းကို
 ရှာဖွေထေ့ရှာတော်မူသော မြတ်စွာဘုရားသည်၊ တဉ္စ၊ အရှင်ဘုရားဟော
 တော်မူအပ်ပြီးသောထိုစကားတော်ကိုလည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိ
 နန္ဒာမိ၊ နှစ်သက်ပါ၏၊ ယံဓမ္မံ၊ အကြွင်းတရားထော်ကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊
 သတိရှိထောက်၊ စရံ၊ ကျင့်သောသူသည်၊ ထောကော၊ သတ္တထောကန္တံ၊ ဝိသတ္တိ
 ကံ၊ အာရုံ၌တပ်တတ်သော တဏှာကို၊ တဇေ၊ လွန်နိုင်ရာ၏။ ဥတ္တမံ၊ မြတ်
 သော၊ တဉ္စဓမ္မံ၊ ထိုတရားကိုလည်း၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။
 မေတ္တဂု၊ မေတ္တဂုပုဏ္ဏား၊ ထွံ၊ သင်သည်၊ ယံကိဗ္ဗိ၊ အလုံးစုံသောတရားကို၊
 နုသဗ္ဗာနာသိ၊ ကောင်းစွာမသိ၊ ဥန္တံ၊ အနာဂတ်၌လည်းကောင်း၊ အဝေစ၊
 အတိတ်၌လည်းကောင်း၊ တရိယံဝါဝိမဇ္ဈေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ ဇေတ
 သု၊ ထိုဥစ္စံ အစရှိသည်တို့၌၊ နန္ဒိဉ္စ၊ တဏှာကိုလည်းကောင်း၊ နိဝေသနဉ္စ၊
 ဒိဋ္ဌိတို့လည်းကောင်း၊ ဝိညာဏဉ္စ၊ အဘိသင်္ခါရဝိညာဉ်ကို လည်းကောင်း၊
 ပနုဇ္ဈ၊ ပယ်၍၊ သဝေ၊ နှစ်ပါးသောဘဝ၌၊ နယိဇ္ဈေ၊ မတည်ရာ၊ ဇေဝိဟာ
 ရိ၊ ဤသို့နေထေ့ရှာသော၊ သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ အပ္ပမတ္တော၊
 မမေ့မထေ့ရှာသည်ဖြစ်၍၊ စရံ၊ ကျင့်သော၊ သိက္ခာ၊ ခုဟန်းသည်၊ မမာယိတာ
 နိ၊ မြတ်နိုးတတ်လှန်သော တဏှာဒိဋ္ဌိတို့ကို၊ ဟိတွာ၊ စွန့်၍၊ ဣဝေ၊ ဤအတ္တ
 တော၌ပင်လျှင်၊ ဇာတိဉ္စ၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း၊ ဇေယျ၊ အရိခြင်း
 ကိုလည်းကောင်း၊ သောကပရိဒေဝဉ္စ၊ ပိုးရိပ်ခြင်းငိုကြွေးခြင်း ကိုလည်း
 ကောင်း၊ ဝိဒ္ဓါ၊ သိ၍၊ ဒုက္ခံ၊ ဆင်းရဲကို၊ ပဗောယျ၊ စွန့်ရာ၏။ ဂေါတမ၊
 ဂေါတမအရှင်ဘုရား၊ မဟောသိနော၊ မြတ်စွာဘုရား၏၊ ဇေဝိဝေ၊ ဤစ
 ကားတော်ကို၊ အဘိနန္ဒာမိ၊ အလွန်နှစ် သက်ပါ၏၊ တယာ၊ အရှင်ဘုရား
 သည်၊ အနုပဓိကံ၊ နိဗ္ဗာန်ကို၊ သုကိတ္တိတံ၊ ကောင်းစွာကြားတော်မူပြီး၊ ဘဂ
 ဝါ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား၊ ထွံ၊ အရှင်ဘုရားသည်၊ အဒ္ဓါဟိ၊ စင်
 စစ်လျှင်၊ ဒုက္ခံ၊ ဆင်းရဲကို၊ ပဟာသိ၊ ပစင်တော်မူပြီး၊ ဟိသစ္စံ၊ မှန်၏၊ တထာ၊
 ထိုသတ္တဝါတို့ကို သိစေတတ်သော ထိုထိုသို့သော အခြင်းအရာအားဖြင့်၊
 သေဓမ္မော၊ ဤတရားကို၊ တေ၊ အရှင်ဘုရားသည်၊ ဝိဒိတော၊ သိတော်မူအပ်
 ပြီး၊ တွမေဝ၊ အရှင်ဘုရားသည်လျှင်၊ ဒုက္ခံ၊ ဆင်းရဲကို၊ ပဟာသိ၊ ပယ်
 သည်၊ န၊ မဟုတ်၊ ခုနိ၊ ခုနိသေးပါးတို့ထက်မြတ်တော်မူသောအရှင်ဘုရား၊
 ထော၊ အကြင်သူတို့ကိုလည်း၊ ထွံ၊ အရှင်ဘုရားသည်၊ အဗ္ဗိကံ၊ ရိုသေစွာ၊
 ဩဝံဒေယျ၊ ဆုံးမရာ၏၊ တေတဝိ၊ ထိုသူတို့သည်လည်း၊ ဒုက္ခံ၊ ဆင်းရဲကို၊
 ပဗောယျ၊ စွန့်၊ ပယ်စွန့် လှန်ရာသည် မဟုတ်ထိုသော၊ တံတသ္မာ၊ ထို



ကြောင့်၊ နာဂ၊ အရှင်ထုရား၊ တံ၊ အရှင်ထုရားကို၊ သမန္တ၊ ကပ်ရောက်၍၊ နမ
 သာဒိ၊ ရှိခိုးပါ၏။ ဘဂဝါ၊ မြတ်စွာ ထုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အဗ္ဗိကံ၊ ရှိ
 သေစွာ၊ အပ္ပေဝဩဝဒေယျ၊ ဆုံးမပြားအံ့သည်၊ မထိ၊ မေတ္တရု၊ မေတ္တရု
 ဝုဏ္ဏား၊ တံ၊ သင်သည်။ ယံ၊ အကြင်သူကို၊ ဗြာဟ္မဏံ၊ မကောင်းမှုကိုအပပြု
 ပြီးသောကြောင့်၊ ဗြာဟ္မဏဟူ၍၊ ဝေဒဂု၊ လေးပါးသောဝေဒတို့ဖြင့်၊ သိတတ်
 သောကြောင့်၊ ဝေဒဂုဟူ၍၊ အင်္ဂါပုဂံ၊ ရာဂစသော ကိစ္ဆာမရှိဟူ၍၊ ကာမဘ
 ဝေ၊ ကာမဘဝ၌၊ အသတ္တံ၊ ငြိခြင်းမရှိဟူ၍၊ အဘိဇဉာ၊ သိရာ၏။ သော၊ ထို
 သူသည်၊ အဒ္ဓါဟိ၊ စင်စစ်သျှင်၊ ဣမံဩစံ၊ ဤဩစာကို၊ အတာရိ၊ ကူးပြုပါ
 ရုံ၊ နိဗ္ဗာန်သို့၊ တိဇ္ဈောဝ၊ ရောက်ပြီးသည့်ကတည်း၊ အဝိယော၊ ငြောင့်တ
 သင်းမရှိ၊ အကင်္ခေ၊ ယုံမှားကင်းပြီ။ မေတ္တရု၊ မေတ္တရု ဝုဏ္ဏား၊ ဝေဒဂု၊ သိ
 အပ်သောတရား၏အဆုံးသို့ရောက်သော၊ ယောနုရော၊ အကြင်သူသည်၊ ဣဓ
 ဤသာသနာတော်၌၊ ဝိဒ္ဓါဝ၊ သိအပ်ပြီးသည့်ကတည်း၊ သော၊ ထိုသူသည်၊
 ဘဂါဘဝေ၊ ဘဝကြီးပေ၌၊ ဣမံသင်္ဂံ၊ ဤကပ်ငြိခြင်းကို၊ ဝိသန္တ၊ စွန့်၍၊ ဝိတ
 တဗျော၊ တဗျာကင်း၏။ အနိဗ္ဗော၊ ရာဂစသောဆင်းရဲကင်း၏။ နရာသော
 အာသာကင်း၏။ သော၊ ထိုသူသည်၊ ဇာတိဇရံ၊ ဇာတိဇရာကို၊ အတာရိ၊ ကူး
 ပြု၊ ဣတိ၊ ဤသို့၊ ဗြုမိ၊ ဝါထုရားဟောတော်မူ၏။ မေတ္တရုမာတာဝကုစ္ဆာ၊
 မေတ္တရု ဝုဏ္ဏားလူသင်၏အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဘဂဝါ၊ ထုရားတော်ကြီးသောအရှင်ထုရား၊ တံ၊ အရှင်ထုရားကို၊ ဝုစ္ဆာ
 မိ၊ မေးပါ၏။ မေ၊ အကျွန်ုပ်၏။ တံ၊ ထိုအမေးပြုသာနာကို၊ ဗြုဟိ၊ ဟောတော်
 မူပါသော။ မဟေသိ၊ မြတ်သောတရားအပေါင်းကိုရှာဖွေထွေရှိသောအရှင်
 ထုရား၊ တုယံ၊ အရှင်ထုရား၏၊ ဝါဝံ၊ စကားကို၊ အဘိကင်္ခါမိ၊ တောင့်တပါ၏။
 တဝ၊ အရှင်ထုရား၏။ နိဇ္ဈောသံ၊ ဆိုသောစကားသံကို၊ သုတွာနု၊ ကြား၍၊
 အတ္တနော၊ မိမိ၏။ နိဗ္ဗာနံ၊ ရာဂစသော ကိလေသာ၏ ငြိမ်းခြင်းအကျိုးငှါ၊
 သိက္ခာ၊ သိက္ခာသုံးပါးကို ကျင့်အံ့၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောအ
 သက်ရှိသော၊ ဇောတကော၊ ဇောတကုစ္ဆာသည်၊ ဝုစ္ဆိ၊ မေး၏။ ဇော
 တက၊ ဇောတကုစ္ဆာ၊ တော့နဟိ၊ ထိုသို့တပြားကား၊ တံ၊ သင်သည်။ အာ
 တဗ္ဗံ၊ လုံ့လကို၊ ကရောဟိ၊ ပြုလော့၊ ဣတော၊ ဤငါ၏ ခံတွင်းမှ၊ နိဇ္ဈောသံ
 တရားသံကို၊ သုတွာနု၊ ကြား၍၊ ဣဇေဝ၊ ဤသာသနာတော်၌ သာသျှင်၊ နိပ
 ကော၊ ပါဠိဟာရိယပညာဖြင့်ပညာရှိသည်ဖြစ်၍၊ သတော၊ ထင်သောသတိ
 ရှိ သည်ဖြစ်၍၊ အတ္တနော၊ မိမိ၏၊ နိဗ္ဗာနံ၊ ရာဂစသော ကိလေသာ၏ငြိမ်းခြင်း
 အကျိုးငှါ၊ သိက္ခာ၊ ကျင့်ရာ၏။ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိ

သဒ္ဓါတိ၊ ဖြေတော်မူ၏။ ဣဂဝါ၊ ထန်းတော်ကြီးသော အရှင်ထုရား၊ ဒေဝမ
 န္ဒသလောကော၊ နတ်ပြည်လူပြည်၌၊ အင်္ဂုဗ္ဗံ၊ ကြောင့်ကြခြင်းတုန်ထွင်ခြင်း
 မရှိသော၊ စရိယမာနံ၊ ကျင့်ထသော၊ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီး
 သောယူကို၊ အဟံ၊ အကျွန်ုပ်သည်၊ ပဿာမိ၊ မြင်၏။ တံဟသ္မာ၊ ထို
 ကြောင့်၊ သမန္တစက္ခု၊ ထက်ဝန်းကျင်မြင်နိုင်သော စက္ခုရှိတော်မူသောအ
 ရှင်ထုရား၊ တံ၊ အရှင်ထုရားကို၊ နမသဿာမိ၊ ရှိခိုးပါ၏။ သတ္တ၊ သာကီဝင်မင်း
 မျိုးဖြစ်တော်မူသောအရှင်ထုရား၊ ဝံ၊ အကျွန်ုပ်ကို၊ ကထံက၊ ထာဟိ၊ ယုံမှား
 ခြင်းတို့မှ၊ ပမုဗ္ဗ၊ လွတ်ပါစေထော၊ ဝေတက၊ ဝေတကပုဏ္ဏား၊ ဧဟံ၊
 ငါထုရားသည်၊ တံ၊ သင့်ကို၊ ကထံကထိ၊ ယုံမှားခြင်းကို၊ ပမောစနာယ၊
 လွတ်စေခြင်းငှါ၊ အသဟိဿာမိ၊ မတတ်နိုင်၊ သောကော၊ ထောကန္တံ၊ ကိဗ္ဗိ၊
 တရံတရသော၊ သေဋ္ဌံ၊ မြီးပွမ်းအပ်သော၊ ဓမ္မဗ္ဗ၊ တရားကိုလည်း၊ အာဇာန
 မာနေပ၊ သိသောအာဖြင့်ကျင့်၍၊ ဧဝံ၊ ဤသို့၊ တံ၊ သင်သည်၊ ဣမံ၊ ဩစံ၊ ဤဩ
 စာကို၊ တရေထိ၊ ကူးထေထော၊ ဗြဟ္မေ၊ အထူးသဖြင့် မြတ်တော်မူ
 သောအရှင်ထုရား၊ ယံဝိဝေကဓမ္မံ၊ အကြင်ခပ်သိမ်းသော သင်္ခါရတို့မှစိတ်
 သောနိဗ္ဗာန်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ယထာ၊ အကြင်အခြင်းဖြင့်၊
 ဝိဇဇန္တံ၊ သိပါရအံ့၊ တထာ၊ ထိုအခြင်းဖြင့်၊ တဒတ္ထာယ၊ ထိုနိဗ္ဗာန်အကျိုးငှါ၊
 တံ၊ အရှင်ထုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ ကရုဏာယမာနေဝ၊ သနားသည်ဖြစ်
 ၍၊ အနုသာသ၊ ဆုံးမတော်မူပါလော့၊ အဟံ၊ အကျွန်ုပ်သည်၊ အာကာသော
 ဝ၊ ကောင်းကင်ကဲ့သို့၊ အဗျာပဇ္ဇမာနေဝ၊ အထူးထူးအပြားပြားကိုမကြောင့်
 ကြသည်ဖြစ်၍၊ ဣဝေ၊ ဤသာသနာတော်၌သာလျှင်၊ သန္တော၊ မြစ်ထွက်၊
 အသိဟော၊ တဗျာဒိဋ္ဌိကိုမရှိမူ၍၊ စရေယျံ၊ ကျင့်ပါအံ့၊ ဝေတက၊ ဝေ
 တကပုဏ္ဏား၊ ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ သတိရှိ
 သည်ဖြစ်၍၊ စရံ၊ ကျင့်သောသူသည်၊ သောကော၊ ထောကန္တံ၊ ဝိသတ္တိကံ၊ တ
 ဗျာကို၊ တရေ၊ လွန်နိုင်ရာ၏၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သိအပ်သောတရား
 ၌သာလျှင်၊ အနိတိဟံ၊ မိမိပစ္စက္ခ၌ သိအပ်သော၊ တံသန္တိ၊ ထိုနိဗ္ဗာန်ကို၊ တေ၊
 သင့်အား၊ ကိတ္တဟိဿာမိ၊ ကြားပေအံ့၊ ဣတိ၊ ဤသို့၊ ဣဂဝါ၊ မြတ်စွာထုရား
 သည်၊ အဝေါ၊ ဝိနိတော်မူပြီ၊ မဟေထိ၊ မြတ်သော ကျေးဇူးအ
 ပေါင်းကို ရှာဖွေတော်မူသောအရှင်ထုရား၊ တဗ္ဗ၊ ထိုအရှင်ထုရား စကား
 တော်ကိုလည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။
 ဥတ္တမံ၊ မြတ်သော၊ ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ သတိ
 ရှိသည်ဖြစ်၍၊ စရံ၊ ကျင့်သောသူသည်၊ သောကော၊ ထောကန္တံ၊ ဝိသတ္တိကံ၊

☰

တဏှာကို၊ တရေ၊ လွန်နိုင်ရာ၏။ တံသန္တိ စ၊ ထိုနိဗ္ဗာန်ကိုလည်း၊ အဘိနန္ဒာ
 မိ၊ အလွန်နှစ်သက်ပါ၏။ ခေတက၊ ခေတကပုစ္ဆာ၊ ဥဒ္ဓံ၊ အနာဂတ်၌
 ထည်းကောင်း၊ အဝေ၊ အတိတ်၌ လည်းကောင်း၊ ဓိရိယံဝါပိမဇ္ဈေ၊ အ
 လယ်ပစ္စုပ္ပန်၌လည်းကောင်း၊ ယံကိန္တိ၊ အထုံးစုံကို၊ တံ၊ သင်သည်၊ သမ္ဘာနာ
 သိ၊ ကောင်းစွာသိပြီးတော်သမ္ပံ၊ ထိုအထုံးစုံကို၊ ဝိဒိတွာ၊ သိ၍၊ ထောကေ၊ လော
 က၌၊ သံဂေါတိ၊ ငြိတတ်၏ဟူ၍၊ ဝိဒိတွာ၊ သိ၍၊ ဘဝါဘဝါယ၊ ဘဝလယ်ဘ
 ဝကြီး၌၊ တဏှံ၊ တစ်ခြင်းတဏှာကို၊ မာကာသိ၊ မပြုစင့်၊ ဣတိ၊ ဤသို့၊ ဘဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူပြီး၊ ခေတကမာဏဝက
 ပုစ္ဆာ၊ ခေတကပုစ္ဆာလုလင်၏အမေးသည်၊ နိဗ္ဗိတာ ပြီးခြင်းသို့ရောက်
 ပြီ။ ။

သတ္တ၊ သာကီဝင်မင်းသား ဖြစ်တော်မူသော အရှင်ဘုရား၊ အဟံ၊ အ
 ကျွန်ုပ်သည်၊ ဧကော၊ တယောက်ထည်း၊ အနိဿိတော၊ အမှီမရှိဘဲ၊ မဟန္တ
 မောဗံ၊ ကြီးကျယ်စွာသောဩဇာကို၊ တာရိတုံ၊ ကူးခြင်းငှါ၊ နောဝိသဟာ
 မိ၊ မတတ်နိုင်၊ သမန္တဝက္ခ၊ ထက်ဝန်ကျင်မြင်နိုင်သောစက္ခုရှိတော်မူသော
 အရှင်ဘုရား၊ ယံ၊ အကြင်တရားကို၊ နိဿိတော၊ မှီ၍၊ ဣဝံဩဇာ၊ ဤဩဇာကို
 တရေယျံ၊ ကူးလိုပါ၏၊ တံအာရမ္မဏံ၊ ထိုအမှီဖြစ်သောတရားကို၊ ဖြုဟိ၊ ဟော
 တော်မူပါထော၊ ဣတိ၊ ဤသို့၊ အာသသ္မာဥပသိဝေါ၊ အရှင်ဥပသိဝပုစ္ဆာသည်
 ပုစ္ဆိ၊ မေးလျှော်၏၊ ဥပသိဝ၊ ဥပသိဝပုစ္ဆာ၊ တံ၊ သင်သည်၊ အာကိဉ္ဇညံ၊ အာ
 ကိဉ္ဇညာယတနုဗျာန်ကို၊ သတိမာ၊ ထင်သောသတိရှိလျက်၊ ပေက္ခမာနော၊
 အနိစ္စသောအားဖြင့်ရှုသည်ဖြစ်၍၊ နတ္ထိကိဉ္ဇိတိ၊ နတ္ထိကိဉ္ဇိဟူ၍၊ ပဝတ္တံ ဖြစ်
 သောဗျာန်ကို၊ နိဿာယ၊ မှီ၍၊ ဩဇာ၊ ဩဇာကို၊ တရေယျံ၊ ကူးလေသော၊ ကာ
 မေ၊ ကာမဟိကို၊ ပဟာယ၊ ပယ်စွန့်၍၊ ကထံကထာဟိ၊ ယုံမှားခြင်းတို့မှ၊ ဝိရ
 တော၊ ကင်းသည်ဖြစ်၍၊ ရုတ္တိမဟံ၊ ညဉ့်နေ့ပတ်လုံး၊ တဏှက္ခယံ၊ တဏှာ၏
 ကျန်ရာဖြစ်သောနိဗ္ဗာန်ကို၊ အဘိပဿ၊ ထင်စွာပြု၍ရှုထေထော၊ ဘဂ
 ဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသု၊
 ခပ်သိမ်းကျန်သော၊ ကာမေသု၊ ကာမတို့၌၊ ဝိတရာဂေါ၊ တစ်ခြင်းကင်း၏၊
 အာကိဉ္ဇညံ၊ အာကိဉ္ဇညာယတနုဗျာန်ကို၊ နိဿိတော၊ မှီသည်ဖြစ်၍၊ အညံ၊
 အာကိဉ္ဇညာယတနုဗျာန်မှတပါးသောအောက်၌ဖြစ်သော သမာပတ်ကို၊ ဟိ
 တွာ၊ စွန့်၍၊ ပရမေ၊ မြတ်သော၊ သညာဝိမောက္ခေ၊ အာကိဉ္ဇညာယတနုဟူ
 သောသညာဝိမောက္ခ၌၊ အဓိရက္ခော၊ နှလုံးထွတ်၏၊ သော၊ ထိုသူသည်၊ တ
 ဣ၊ ထိုအာကိဉ္ဇညာယတနုဘုံသို့၊ အနာနုဝါပိ၊ ရောက်သည်ဖြစ်၍၊ ဝိဇ္ဇေ

နု၊ တည်ရာသည်မဟုတ်သော၊ ဣတိ၊ ဤသို့၊ အာယသ္မာဥပသိဝေါ၊ အရှင်ဥပသိဝသည့်၊ ပုစ္ဆိ၊ မေး၏၊ ဥပသိဝ၊ ဥပသိဝပုစ္ဆာ၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသုကာမေသု၊ အလုံးစုံသော ကာမဂုဏ်တို့၌၊ ဝိတရာဂေါ၊ တစ်ခြင်းကင်း၏၊ အာကိဉ္စညံ၊ အာကိဉ္စညာယတနုဗျာန်ကို၊ နိသိတော၊ မှီသည်ဖြစ်၍၊ အံညံ၊ အာကိဉ္စညာယတနုမှတပါးသော အောက်၌ဖြစ်သော သမာပတ်ကို တိတွာ၊ စွန့်၍၊ ပရမေ၊ မြတ်သော၊ သညာဝိမောက္ခေ၊ အာကိဉ္စညာယတနုဟုသောဝိမောက္ခ၌၊ အဓိရုက္ခော၊ နှစ်လုံးညွှတ်၏၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုအာကိဉ္စညာယတနုထံသို့၊ အနာနုပါယိ၊ ရောက်သည်ဖြစ်၍၊ တိဋ္ဌေယျ၊ တည်ရာ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူပြီ၊ သမန္တစက္ခု၊ ထက်ဝန်းကျင်မြင်နိုင်သောစက္ခုရှိတော်မူသောအရှင်ဘုရား၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုအာကိဉ္စညာယတနုထံသို့၊ အနာနုပါယိ၊ ရောက်သည်ဖြစ်၍၊ စေတိဋ္ဌေ၊ အကယ်၍တည်သည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့တည်သည်ရှိသော်၊ ဝဿာနံ၊ နှစ်တို့၏၊ ပုဂံဒိ၊ များသောနှစ်အပေါင်း၊ ပတ်လုံးထည်း၊ တတ္ထေဝ၊ ထိုထံ၌ပင်သျှင်၊ သော၊ ထိုသူသည်၊ ဝိရုက္ခော၊ ဆင်းရဲမှလွတ်သည်ဖြစ်၍၊ သိတိ၊ ငြိမ်းအေးခြင်းသို့ရောက်သည်၊ သိယာ၊ ဖြစ်ရာသလော၊ ဥဒါဟု၊ ထိုသို့မဟုတ်မှုကား၊ တထာဝိသော၊ ထိုသို့သဘောရှိသေးသူ၏၊ ဝိညာဏံ၊ ဝိညာဉ်သည်၊ စဝေယျ၊ တစ်စုံတစ်ခုကိုမစွဲလမ်းမှန်စွာစောရာသထော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးသျှောက်၏၊ ဥပသိဝ၊ ဥပသိဝပုစ္ဆာ၊ ဝါတဝေဂေန၊ ထေ၏အဟု ဖြင့်၊ ဝိတ္တာ၊ လွင့်သော၊ အတ္ထိ၊ မီးသျှသည်၊ အတ္ထံ၊ ပျောက်ပျက်ခြင်းသို့၊ ပထေတိယထာ၊ ရောက်သကဲ့သို့၊ သင်္ခံ၊ တစ်စုံတစ်ခုခေါ်ဝေါ်အပ်သောအဖြစ်သို့၊ နဥပေတိယထာ၊ မရောက်သကဲ့သို့၊ ဧဝံ၊ ဤအတို့၊ မုနိ၊ အာကိဉ္စညာယတနုထံ၌ဖြစ်သော သေက္ခမုနိသည်၊ နာမကာယာ၊ နာမကာယမှ၊ ဝိရုက္ခော၊ လွတ်၍၊ ဝိသာသဝေါ၊ ရဟန္တာသည်၊ ဟုတွာ၊ ဖြစ်၍၊ အတ္ထံ၊ ပန်နိဗ္ဗာန်ဟုဆိုအပ်သောချုပ်ခြင်းသို့၊ ပထေတိ၊ ရေခံ၏၊ သင်္ခံ၊ တစ်စုံတစ်ခုခေါ်ဝေါ်ခြင်းသို့၊ နဥပေတိ၊ မရေခံ၊ ဣတိ၊ ဤသို့၊ ဝိသာဇ္ဇေတိ၊ ဖြေတော်မူ၏၊ သော၊ ထိုအာကိဉ္စညာယတနုထံ၌ဖြစ်သောပုဂ္ဂိုလ်သည်၊ အတ္ထင်္ဂဘော၊ ပျောက်ပျက်ခြင်းသို့ရောက်သလော၊ ဥဒါ၊ ထိုမြို့သော၊ ထိုပုဂ္ဂိုလ်သည်၊ နတ္ထိ မရှိပြီသော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ သဿတိယာ၊ မြဲသောအဖြစ်ကြောင့်၊ အရောဂေါ၊ ပေါက်ပြန်ခြင်းသဘောမရှိပြီသော၊ မုနိ၊ ရဟန်းတကာကိုသက်မြတ်တော်မူသောအရှင်ထုရား၊ သာဓု၊ တောင်းပန်ပါ၏၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အက္ခန္တံအား၊ ဝိယာကဓောဟိ၊ ကြားထော်မူပါလော့၊

ဟိ သုဂံး မှန်၏။ တထာ၊ ထိုသို့ သတ္တဝါတို့အား ကြားတော်မူနိုင်သော အခြင်း အရာဖြင့်၊ တော၊ အရှင်ထုရားသည်၊ သေခမ္ဘော၊ ဤတရားကို၊ ဝိဒိတော၊ ထိ တော်မူအပ်ပြီ၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးလျှော့၏။ ဥပထိဝံ၊ ဥပထိဝပုစ္ဆား၊ အတ္ထံဂတဿ၊ ပရိနိဗ္ဗာန်ပြုပြီးသော သူအား၊ ပမာဏံ၊ ရုပ်စသောပမာဏ သည်၊ န အတ္ထိ၊ မရှိ၊ သဗ္ဗေသု၊ ဝေထိမ်း ကုန်သော၊ ဓမ္မေသု၊ ဓန္ဒာစသောတရား တို့ကို၊ သမုဘတေသု၊ ပယ်နှုတ်အပ်ကုန်ပြီးသည်ရှိသော်၊ သဗ္ဗေသု၊ ဝေ ထိမ်းကုန်သော၊ ဝါဒပထာပိ၊ ရှိ၏မရှိခြင်းပြတ်၏ဟုဆိုခြင်း၏အကြောင်း တို့ကိုသည်၊ သမုဘတာ၊ ပယ်နှုတ်အပ်ပြီ၊ ဣတိ၊ ဤသို့၊ တဂဝါ၊ မြတ်စွာထု ရားသည်၊ ဝိဿဇ္ဇေထိ၊ ဖြေတော်မူ၏။ ဥပထိဝမာဏကပုစ္ဆိ၊ ဥပထိဝ ပုစ္ဆားလူထင်၏အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

☰

တဂဝါ၊ တုန်းတော်ကြီးသော အရှင်ထုရား၊ ယောကော၊ ယောကန္တံ၊ ရုနိ ယော၊ ရုနိတို့သည်၊ ဝဒန္တိ၊ ရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဇနာ၊ မင်းစသောသူတို့ သည်၊ ဝဒန္တိ၊ ဆိုကုန်၏၊ တယိဒံ၊ ထိုစကားသည်၊ ကထံသု၊ အဘယ်အ ကြောင်းကြောင့်၊ ဝဒန္တိ၊ ဆိုကုန်သနည်း၊ တော၊ ထိုမင်းစသောသူတို့သည်၊ ဥာဏူပန္နံ၊ သမာပတ်ဥာဏ်နှင့်ပြည့်စုံသောကြောင့်၊ ရုနိ၊ ရုနိဟူ၍၊ ဝဒန္တိ နော၊ ဆိုကုန်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ တော၊ ထိုသူတို့သည်၊ ဝေ၊ စင် စစ်၊ ဇိဝိတေနူပပန္နံ၊ ခေါင်းပါးသော အသက်မွေးခြင်းနှင့် ပြည့်စုံသော ကြောင့်၊ ရုနိ၊ ရုနိဟူ၍၊ ဝဒန္တိ နော၊ ဆိုကုန်သလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ နုဇ္ဇော၊ အရှင်နုဇ္ဇပုစ္ဆားသည်၊ ပုစ္ဆိ၊ မေး၏။ နန္ဒ၊ နန္ဒပုစ္ဆား၊ ကုသလော၊ ပညာရှိတို့သည်၊ ဣဝ၊ ဤလောကန္တံ၊ ဒိဋ္ဌိယာ၊ မြင်အပ်သော အယူဖြင့်၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ နဝဒန္တိ၊ မဆိုကုန်၊ သုတိယာ၊ ကြားအပ်သော အယူဖြင့်၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ နဝဒန္တိ၊ မဆိုကုန်၊ ဥာဏေန၊ သမာပတ္တိဥာဏ်စ သည်ဖြင့်လည်းကောင်း၊ ထိလဗ္ဗတေနပိ၊ အထေအကျင့်ဖြင့်လည်းကောင်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ နဝဒန္တိ၊ မဆိုကုန်၊ ရုနိစ၊ ရုနိဟူ၍လည်း၊ နဝဒန္တိ၊ မဆိုကုန်၊ ယေတော၊ အကြင်သူတို့ကို၊ ရုနယောတိ၊ ရုနိဟူ၍၊ ဝဒန္တိ၊ ဆိုကုန် ၏၊ တော၊ ထိုရုနိဟုဆိုအပ်ကုန်သောသူတို့သည်၊ ဝိသေနိကတွာ၊ ရှုဂစ သည်ကိုမျက်ဆီးခြင်းကိုပြုကုန်၍၊ အနိဗ္ဗာ၊ ရာဂစသောနှိပ်စက်ခြင်းမရှိ ကုန်၊ နိရာဿ၊ အာသာ ကင်းကုန်၏ဟူ၍၊ ဗြုမိ၊ ငါတုရား ဟောတော် မူပြီ။ တဂဝါ၊ တုန်းတော်ကြီးသော အရှင်ထုရား၊ ယောကေပိ၊ ဝေထိမ်း ကုန်သော၊ သမဏဗြဟ္မဏာသေ၊ ရဟန်းပုစ္ဆားတို့သည်၊ ဒိဋ္ဌသုတေနာပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏။

သီလဗ္ဗတောနာပိ၊ အထေအကျင့်အမူအရာဖြင့်လည်း၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေကရူပေန၊ အုတ်အုတ်ကြက်ကြက်သောမက်သာစသော အပြားဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ မာရိယ၊ အထေဖြစ်တော်မူသောအရှင်ထုရား၊ ကိဉ္ဇသု၊ အဘယ်သို့ကြားဘူးပါသနည်း၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုမိမိအယုဒ္ဓိ၊ ယထာစရန္တာ၊ အကြင်အခြင်းဖြင့်စောင့်ရှောက်ထွင့်နေကုန်သည်ဖြစ်၍၊ ဇာတိဉ္ဇ၊ ဇာတိကိုလည်းကောင်း၊ ဇရုဉ္ဇ၊ အိုခြင်းကိုလည်းကောင်း၊ အတာရုံ၊ ကူးမြောက်တုံအံ့ထော၊ တဂဝါ၊ ဘုန်းတော်ကြီးတော်မူသောအရှင်ထုရား၊ တံ၊ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ မေ၊ အကျွန်ုပ်အား၊ တံ၊ ထိုအကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာနန္ဓော၊ အရှင်နန္ဒပုဂ္ဂိုလ်သည်၊ ပုစ္ဆိ၊ မေးပြီ၊ နန္ဒ၊ နန္ဒပုဂ္ဂိုလ်၊ ယေကေမိ၊ ခပ်သိမ်းကုန်သော၊ ဣမေသမဏာ၊ ဗြာဟ္မဏာသေ၊ ဤရဟန်းပုဂ္ဂိုလ်တို့သည်၊ ဒိဋ္ဌသုတေန၊ မြင်ခြင်းကြားခြင်းဖြင့်၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သီလဗ္ဗတောနာပိ၊ အထေအကျင့်အမူအရာဖြင့်လည်း၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေကရူပေနာပိ၊ အုတ်အုတ်ကြက်ကြက်သောမက်သာစသောအပြားအားဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုမိမိတို့၏အယုဒ္ဓိ၊ ကိဉ္ဇာပိယထာစရန္တိ၊ အကယ်၍ကား အကြင်အကြင်အကြောင်းဖြင့်ထွင့်ကုန်၏၊ တထာပိ၊ ထိုသို့ထွင့်ကုန်သော်လည်း၊ ဇာတိဇရုံ၊ ပဋိသန္ဓေနေခြင်းအိုခြင်းကို၊ နာတရိ၊ သုတိ၊ မလွန်နိုင်ကုန်ဟူ၍၊ ဗြူမိ၊ ငါတုရားဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿန္ဓေသိ၊ ဖြေတော်မူ၏၊ ဘဂဝါ၊ ဘုန်းတော်ကြီးသောအရှင်ထုရား၊ ယေကေမိ၊ ခပ်သိမ်းကုန်သော၊ ဣမေသမဏာ၊ ဗြာဟ္မဏာသေ၊ ဤရဟန်းပုဂ္ဂိုလ်တို့သည်၊ ဒိဋ္ဌသုတေနာပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သီလဗ္ဗတောနာပိ၊ အထေအကျင့်အမူအရာဖြင့်လည်း၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေကရူပေန၊ အုတ်အုတ်ကြက်ကြက်သော မက်သာစသောအပြားအားဖြင့်၊ သုဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ မုနိ၊ ရဟန်းတကာတို့ထက်မြတ်တော်မူသောအရှင်ထုရား၊ တေ၊ ထိုသမဏာ၊ ဗြာဟ္မဏာတို့ကို၊ အနေစာတိဗျော၊ ဩစာကိုမလွန်နိုင်ကုန်ဟူ၍၊ စေဗြူမိ၊ အကယ်၍ဟောတော်မူအံ့၊ အထ၊ ထိုထိုမလွန်နိုင်ကုန်သည်ရှိသော်၊ မာရိယ၊ ငါ့ကိုယ်ကဲ့သို့ ရှုအပ်သောအရှင်ထုရား၊ ဒေဝမနုဿ ထောကော၊ နတ်ပြည်လူပြည်၌၊ စရဟိ၊ အဘယ်သို့၊

ကော၊ အဘယ်သူသည်၊ ဇာတိ၊ ဇာတိကို ထည်းကောင်း၊ ဇေဉ္ဇ၊ ဇရာ
 ကိုလည်းကောင်း၊ အထာဓိ၊ ကူးလေပြီး သနည်း၊ ဘဂဝါ၊ ဘုန်းတော်
 ကြီးသော အရှင်ဘုရား၊ တံ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ တံထို
 အကြောင်းကို၊ မေ၊ ရွာကျွန်ုပ်အား၊ ဗြု၊ ဟိ၊ ဟောတော် မူပါသော၊ ဣတိ၊
 ဤသို့၊ အာယသ္မာနန္ဒော၊ အရှင်နန္ဒပုစ္ဆာသည်၊ ဝုတ္တိ၊ မေးပြီး၊ နန္ဒ၊ နန္ဒ
 ပုစ္ဆာ၊ သဗ္ဗေ၊ ခပ်သိမ်း ကုန်သော၊ သမထ၊ ဗြာဟ္မဏဝေ၊ နရဟန်းပုစ္ဆာ၊
 တို့ကို၊ ဇာတိဇရာယ၊ ဇာတိဇရာသည်၊ နိဗ္ဗိတာ၊ ဝိတ်ဖုန်း ကုန်၏ဟူ၍၊
 အဘိ၊ ငါဘုရားသည်၊ နုဗြု၊ မိ၊ ဟောတော်မူ၊ ဣ၊ ဤသောကဋ္ဌံ၊ ယေ၊
 အကြင်ရဟန်းပုစ္ဆာတို့သည်၊ ဒိဋ္ဌဉ္ဇ၊ မြင်ခြင်းကိုလည်းကောင်း၊ သုတံဝါ၊
 ကြားခြင်းကိုလည်းကောင်း၊ ရတံဝါ၊ တွေ့ခြင်းကို လည်းကောင်း၊ ဝိစိဗ္ဗ
 တံဝါ၊ အထေအကျင့်အမူအရာကို ထည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဟာ
 ယ၊ စွန့်ကုန်၍၊ အနေကဉ္စပံ၊ ကောဠာဟထမင်္ဂလာစသောများသောအပြားရှိ
 သော၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဟာယ၊ စွန့်ကုန်၍၊ တဗ္ဗံ၊ တဗ္ဗာကို၊ ပရိညာယ၊
 ပရိညာဏ်သုံးပါးတို့ဖြင့်၊ ပဟာယ၊ ပယ်၍၊ အနာသဝါ၊ အာသဝေါတရားမရှိ
 ကုန်၊ ဝေ၊ စင်စစ်၊ တေနရာ၊ ထိုသူတို့ကို၊ ဩစတိဗ္ဗာဘိ၊ ဩစထေးပါးမှ
 ကူးမြောက်ကုန်ပြီးသောသူဟူ၍၊ ဗြု၊ မိ၊ ငါဘုရား ဟောတော်မူ၏၊ ဣတိ၊
 ဤသို့၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေသိ၊ ဖြေတော်မူ၏၊ ဂေါတ
 မ၊ ဂေါတမ အနွယ်ဖြစ်တော်မူသော အရှင်ဘုရား၊ မဟေသိနော၊ အရှင်
 ဘုရား၏၊ ဧတံဝစော၊ ဤသို့ဟောတော်မူအပ်သောစကားကို၊ အဘိနန္ဒာမိ၊
 အလွန်နှစ်သက်ပါ၏၊ တယာ၊ အရှင်ဘုရားသည်၊ နုပဓိကံ၊ နိဗ္ဗာန်ကို၊ သ
 ကိတ္တိတံ၊ ကောင်းစွာကြားအပ်ပြီး၊ ဣ၊ ဤသာသနာတော်၌၊ ယေ၊ အကြင်သူ
 တို့သည်၊ ဒိဋ္ဌဉ္ဇ၊ မြင်ခြင်းကို လည်းကောင်း၊ သုတံမုတံဝါ၊ ကြားခြင်းတွေ
 ခြင်းကိုလည်းကောင်း၊ ဝိစိဗ္ဗတံဝါ၊ အထေအကျင့် အမူအရာကိုလည်း
 ကောင်း၊ သဗ္ဗံ၊ အလုံးစုံကိုလည်း၊ ပဟာယ၊ ပယ်၍၊ အနေကဉ္စပံ၊ များသော
 အပြားရှိသောအုတ်အုတ်ကြက်ကြက်မင်္ဂလာဟူသော၊ သဗ္ဗံ၊ အလုံးစုံကို
 လည်း၊ ပဟာယ၊ ပယ်၍၊ တဗ္ဗံ၊ တဗ္ဗာကို၊ ပရိညာယ၊ သုံးပါးသေပေရိ
 ညာဏ်ဖြင့်ထိ၍၊ အနာသဝါယေ၊ အာသဝေါကင်းကုန်၏၊ တေဝိ၊ ထိုသူတို့
 ကိုလည်း၊ ဩစတိဗ္ဗာဘိ၊ ဩစထေးပါးကို ကူးမြောက်ကုန်ပြီးသောသူ
 ဟူ၍၊ အဘိ၊ ငါဘုရားသည်၊ ဗြု၊ မိ၊ ဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ မဟေသိ
 နေ၊ မြတ်စွာဘုရား၏၊ ဧတံဝစော၊ ဤသို့ဟောတော်မူအပ်သော စကား
 တော်ကို၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်

၀၀၀

ပြီ၊ နန္ဒမာထဝကပုစ္ဆာ၊ နန္ဒပုစ္ဆာ၊ လုလင်၏ အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

ဘဝဝါ၊ ထုန်းတော်ကြီးသောအရှင်ထုရား၊ ဂေါတမသာသနာ၊ ရှင်ဂေါတမသာသနာတော်မှ၊ ပုဗ္ဗေ၊ ရှေး၌၊ ဟုရုံ၊ ရှေးအထက်၌၊ ယေ၊ အကြင်ဗာဝရီအစရှိကုန်သောဆရာတို့သည်၊ ဣဗ္ဗာထိ၊ ဤသို့ဖြစ်သတတ်၊ ဣတိ၊ ဤသို့၊ ဤသို့ဖြစ်ထာထွက်၊ ဣတိ၊ ဤသို့၊ ဤသို့၊ မေ၊ အကျွန်ုပ်အား၊ သင်္ကမ္မိ၊ မိမိတို့၏အယူကို၊ ဝိယာကံသု၊ ထင်ရှားပြကုန်၏၊ တေသံ၊ ထိုဆရာတို့၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ ဣတိ၊ ဤသို့၊ ဤသို့သာဖြစ်၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ တတ္ထဝဗ္ဗံ၊ ကာမဝိတက်စသည်ကိုပွားစေတတ်၏၊ အဟိ၊ အကျွန်ုပ်သည်၊ ထတ္ထ၊ ထိုဆရာ၏ အယူ၌၊ နအဘိရမိ၊ မပေ့ပျော်၊ ။ ။ ခုနိ၊ ခုနိစေးပါးတို့ထက် မြတ်တော်မူသောအရှင်ထုရား၊ ယံ၊ အကြင်တရားကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ ထင်သော သတိရှိထွက်၊ စရံ၊ ကျင့်သောသူသည်၊ ဝေသာကေ၊ ဝေသာက၌၊ ဝိသတ္တိကံ၊ တဏှာကို၊ တာရေ၊ လွန်ရာ၏၊ တဏှာနိဗ္ဗာဓုကံ၊ တဏှာကိုဖျက်ဆီးတတ်သော၊ တံဓမ္မံ၊ ထိုတရားကို၊ မေ၊ အကျွန်ုပ်အား၊ တုဗ္ဗ၊ အရှင်ထုရားသည်ထည်း၊ အက္ခာဟိ၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အာယသ္မာဟေမကော၊ ရှည်သောအသက်ရှိသောဟေမကပုစ္ဆာသည်၊ ပုစ္ဆိ၊ မေး၏၊ ။ ဟေမက၊ ဟေမကပုစ္ဆာ၊ ဣ၊ ဤသောက၌၊ ဝိယစူပေသု၊ ချစ်အပ်သောသဘောစရှိကုန်သော၊ ဒိဋ္ဌသုတ၊ ရတဝိညာတေသု၊ မြင်အပ်ကြားအပ်သိအပ်တွေ့အပ်ကုန်သော တရားတို့၌၊ ဝေန္တရာဂဝိနောဒနံ၊ ဝေန္တရာဂကို ပျောက်တတ်သော၊ နိဗ္ဗာနပဒံ၊ နိဗ္ဗာန်ဟူသောအကြောင်းသည်၊ အတ္တတံ၊ ရွှေ့ခြင်းမရှိ၊ ယေ၊ အကြင်သူတို့သည်၊ သတော၊ သတိနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ တေ၊ ထိုနိဗ္ဗာန်ကို၊ အညာယ၊ သိကုန်၍၊ ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီးသောတရားရှိကုန်၏၊ အဘိနိဗ္ဗုတာ၊ ကိလေသာမီးငြိမ်းကုန်၏၊ ယေ၊ အကြင်သူတို့သည်၊ သဒါ၊ အခါခပ်ထိမ်း၊ ဥပသန္တာစ၊ ကိလေသာတို့မှငြိမ်းကုန်၏၊ တေ၊ ထိုသူတို့သည်၊ ဝေသာကေ၊ ဝေသာက၌၊ ဝိသတ္တိကံ၊ တဏှာကို၊ တိဏ္ဏာ၊ ကူးမြောက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ ဘဝဝါ၊ မြတ်စွာထုရားသည်၊ ဝိသန္ဓေထိ၊ ဖြေတော်မူ၏၊ ။ ဟေမကမာထဝကပုစ္ဆာ၊ ဟေမကပုစ္ဆာလုလင်၏အမေးသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

ထံသို့၊ အကြင်ပုဂ္ဂိုလ်၌၊ ကာမာ ။ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊ ။ ။ ယသ၊ အကြင်သူအား၊ တဏှာ၊ တဏှာသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ယေ၊ အကြင်သူသည်၊ ကထံကထာစ၊ ယုံမှားခြင်းကိုလည်း၊ တိဏ္ဏာ၊ ကူးမြောက်ပြီ၊

တဿ၊ ထိုသူအား၊ ကိံဒိသော၊ အဘယ်သို့သဘောရှိသော၊ ဂိမေက္ခော၊
 ဝိမောက္ခကို၊ ဣတ္ထိတဗ္ဗော၊ အလိုရှိအပ် သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ
 တောဒေယျော၊ ရှည်သော အသက် ရှိသော တောဒေယျ ပုစ္ဆားသည်၊
 ပုစ္ဆိ၊ မေး၏။ တောဒေယျ၊ တောဒေယျပုစ္ဆား၊ ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌၊
 ကာမာ၊ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊ ယသ္မာ၊ အကြင်သူအား၊ တ
 ဖျာ၊ တဖျာသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ယော၊ အကြင်သူသည်၊ ကပိကထာစ၊
 ယုံမှားခြင်း ကိုယ်လည်း၊ တိက္ခော၊ ကူးမြောက်ပြီ၊ တဿ၊ ထိုသူအား၊ အပ
 နော၊ တပါးသော၊ ဝိမောက္ခော၊ ဝိမောက္ခသည်၊ နုတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊
 ဘဂဝါ၊ မြတ်စွာ ထုရားသည်၊ ဝိသုဇ္ဇေထိ၊ ဖြေတော်မူ၏။ သတ္တံ၊ သာ
 ကိဝမင်းသား၊ ဖြစ်တော်မူသော အရှင်ထုရား၊ သော၊ ထိုသူသည်၊ နိရာ
 သသော၊ တစ်မက်မောခြင်းရာက ကင်းသလော၊ ဥဒ၊ ထိုသို့ မဟုတ်မူကား၊
 အာသသာနော၊ အာသာရှိသလော၊ သော၊ ထိုသူသည်၊ ပညာဏဝါ၊ ပညာ
 ရှိသလော၊ ဥဒ၊ ထိုသို့ မဟုတ်မူကား၊ ပညကပ္ပိ၊ သမာပတ္တိ ညာဏ်ဖြင့်
 ကြံသလော၊ သမန္တစက္ခု၊ ထက်ဝန်းကျင် မြင်နိုင်သော စက္ခုရှိတော်
 မူသောအရှင်ထုရား၊ တံရနိံ၊ ထိုရနိံကို၊ ယထာ၊ အကြင်အခြင်းဖြင့်၊ အဟံ၊
 အကျွန်ုပ်သည်၊ ဝိဇေဉ္ဇံ၊ သိအပ်၏။ တထာ၊ ထိုအခြင်းဖြင့်၊ တံရနိံ၊ ထို
 ရနိံကို၊ မေ၊ အကျွန်ုပ်အား၊ ဝိယာဝိက္ခ၊ ကြားတော်မူပါလော၊ တောဒေ
 ယျ၊ တောဒေယျပုစ္ဆား၊ သောရနိံ၊ ထိုရနိံသည်၊ နိရာသသော၊ တစ်ခြင်း
 ကင်း၏။ နအာသသာနော၊ တစ်ခြင်းအာသာမရှိ၊ သော၊ ထိုရနိံသည်၊ ပညာ
 ဏဝါ၊ သမာပတ္တိညာဏ်ရှိ၏။ သော၊ ထိုရနိံသည်၊ နပညာကပ္ပိ၊ ညာဏ်ဖြင့်တ
 ဗျာကပ္ပ ဝိဇ္ဇိကပ္ပကိုမကြံ၊ ဝေတ္တိ၊ ဤသို့လည်း၊ အကိဉ္ဇနံ၊ ကြောင့်ကြမရှိ
 သော၊ ကာမ ဘဝ၊ ကာမထံ၌၊ အသတ္တံ၊ တစ်ခြင်းမရှိသော သူကို၊ ရနိံ၊ ရနိ
 ဟု၍၊ ဝိဇာန၊ သိလေထော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသ
 ဇ္ဇေထိ၊ ဖြေတော်မူ၏။ တောဒေယျ မာဏဝကပုစ္ဆာ၊ တောဒေယျပု
 ခ္ဆားလုလင်၏အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ။

ဩစောဇာတော၊ ဖြစ်သော အယဉ်ရှိထသော၊ မဟန္တယေ၊ များသော
 ဘေးရှိထသော၊ မဇ္ဈေပရသ္မိံ၊ ရှေ့နောက်အစွန်းမထင်သည်ဖြစ်၍အထဟ်
 ဖြစ်သောသံသရာ၌၊ တိဋ္ဌတံ၊ တည်ကုန်သော၊ ဇရာမဂ္ဂ၊ ပရေတာနံ၊ ဒိုခြင်း
 သေခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့၏၊ ဒိဝံ၊ ငြိန်ရာကျွန်းကို၊ ဗြူ
 ဟိ၊ ဟောတော်မူပါလော၊ မာရိသ၊ အရှင်ထုရား၊ ယထာ၊ အကြင်အခြင်း
 ဖြင့်၊ ဣဒံ၊ ဤဒိုခြင်းသေခြင်းစသော ဆင်းရဲသည်၊ အဝရံ၊ တပနံ၊ နသိဇာ၊

မဖြစ်ရာ၊ ထုထာ၊ ထိုအခြင်းအရာဖြင့်၊ ဒေဝီ၊ ဤသို့ဆင်းရဲနုက္ခ မရှိသော၊
 ဒိဝံ၊ ငြိရာကျွန်းကို၊ မေ၊ အကျွန်ုပ်အား၊ ထွံ၊ အရှင်ထုရားသည်၊ အက္ခာဟိ၊
 ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာကာပွေ၊ ရှည်သော အသက်
 ရှိသော ကပ္ပပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေး၏၊ ကပ္ပ၊ ကပ္ပပုဏ္ဏား၊ ဩစောဇာ
 တေ၊ ဖြစ်သော အယဉ်ရှိထသော၊ မဟတ္တယေ၊ များသော ဘေးရှိထသော၊
 မဇ္ဈေပရသ္မိံ၊ ရှေ့နောက်အစွန်းမထင်သည်ဖြစ်၍ အထယ်ဖြစ်သောအရာ
 ဣတိ၊ တည်ကုန်သော၊ ဇရာမဇ္ဈပရေတာနံ၊ အိုခြင်းသေခြင်းဖြင့်နှိပ်
 စက်အပ်ကုန်သောသတ္တဝါတို့၏၊ ဒိဝံ၊ ငြိရာဖြစ်သော ကျွန်းကို၊ တေ၊ သင်
 အား၊ ပဗြူဟိ၊ ဟောအံ့၊ ကပ္ပ၊ ကပ္ပပုဏ္ဏား၊ ဧတံဒိဝံ၊ ထိုငြိရာကျွန်းသည်
 အင်္ဂါပုနံ၊ ရာဂစသောဂင်္ဂါပုနမရှိ၊ အနာဒါနံ၊ တဏှာဒိဗ္ဗိဖြင့်စွဲဆမ်းခြင်းမရှိ၊
 အနာပရံ၊ ပြိုင်ဖက်တပါးမရှိ၊ ဇရာမဇ္ဈပရိက္ခယံ၊ အိုခြင်းသေခြင်း၏ကုန်ရာ
 ဖြစ်သောနံ၊ ထိုငြိရာကျွန်းကို၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူ၍၊ ဗြူမိ၊ ငါထုရားဟော
 တော်မူ၏၊ ဧတံဒိဝံ၊ ထိုနိဗ္ဗာန်ဟူသောကျွန်းကို၊ အညာယ၊ သိကုန်၍၊ ယေ၊ အ
 ကြင်သူတို့သည်၊ သတာ၊ သတိရှိကုန်သည်ဖြစ်၍၊ ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီး
 သောတရားရှိကုန်၏၊ အဘိနိဗ္ဗုတာ၊ ဂမိလေ သာဓုအထွန်ငြိမ်းကုန်၏၊ တေ၊
 ထိုသူတို့သည်၊ နမာရဝသာနဂါ၊ မာနံ၊ အလိုသို့မလိုက်ကုန်၊ တေ၊ ထိုသူ
 တို့သည်၊ မာရသာ၊ မာနံ၊ နပဋ္ဌဂူ၊ အလုပ်အကျွေး၏အဖြစ်သို့မရောက်ကုန်
 ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသဇ္ဇေယိ၊ ဖြေတော်မူ၏၊
 ကပ္ပမာဏဝကပ္ပတ္ထာ၊ ကပ္ပပုဏ္ဏားထုထင်၏အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်း
 သို့ရောက်ပြီ။

☞

ဝိရ၊ ကြီးသော လုံ့လ ရှိတော်မူသော အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်
 သည်၊ အကာမကာမိကာမကိုအလိုမရှိသောအရှင်ထုရားကို၊ သုတ္တာန၊ ဣ
 တိဝိသောဘဂဝါစသောနည်းဖြင့် ကြား၍၊ ဩစာတိ၊ ဩစာကိုလွန်ပြီးထ
 သော၊ အကာမံ၊ အလိုကင်းသော အရှင်ထုရားကို၊ ပုစ္ဆိ၊ မေးခြင်းငှါ၊ အာဂ
 မံ၊ လာရောက်ပါ၏၊ သဟဇနေတ္ထ၊ တကွဖြစ်သော သဗ္ဗညုဘ ညာထံရှိ
 တော်မူသောအရှင်ထုရား၊ ဘဂဝါ၊ အရှင်ထုရားသည်၊ သန္တိပဒံ၊ နိဗ္ဗာန်ဟူ
 သောအကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ယထာတန္တံ၊ မှန်သော
 အတိုင်း၊ ဧတံ၊ ထိုနိဗ္ဗာန်ကို၊ မေ၊ အကျွန်ုပ်အား၊ ဗြူဟိ၊ ဟောတော်မူပါလော့၊
 ဟိသဂ္ဂံ၊ မှန်၏၊ ထေဇိ၊ တန်ခိုးရှိသော၊ အာဒိစ္စော၊ နေမင်းသည်၊ တေ၊ ထုရား၊
 တန်ခိုးဖြင့်၊ မထပိံ၊ မြေကို၊ အသိထုယျ၊ နှိပ်စက် ထွမ်းရိုး၍၊ ဣရိယတိ၊ ဣဝံ၊
 ဖြစ်သကဲ့သို့၊ ဧဝံ၊ ထိုအထူးဘဝေါ၊ မြတ်စွာထုရားသည်၊ ကာမေ၊ ကာမတို့

ကို၊ အဘိသုယျ၊ နှိပ်စက်၍၊ ဣရိယတိ၊ ဖြစ်တော်မူ၏၊ သူမိပညာ၊ မြန်ကုတ်
သောပညာရှိတော်မူသော အရှင်ယုရား၊ ပရိတ္တပညာသာ၊ နည်းသော ပညာရှိ
သော၊ မေ၊ အက္ခန္တိအား၊ အာစိက္ခ၊ ကြားတော်မူပါလော့၊ ဣဝ၊ ဤအရှင်
ထုရားအထံ၌၊ ဇာတိဇရာယ၊ ဇာတိဇရာကို၊ ဝိပ္ပဟာနံ၊ ပထ်ရာဖြစ်သော၊ ယံ
ဓမ္မံ၊ အကြင်ထရားကို၊ ဝိစေဉ္စံ၊ သိလိုပါ၏၊ တံ၊ ထိုတရားကို၊ အာစိက္ခ၊ ကြား
တော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာဇေတုကတ္ထိ၊ ရှည်သော အသက်ရှိ
သော ဇေတုကတ္ထိပုစ္ဆားသည်၊ အဝေါစ၊ မေးသျှောက်၏၊ ဇေတုကတ္ထိ၊
ဇေတုကတ္ထိပုစ္ဆား၊ နေက္ခမံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို၊
ခေမတော၊ ထေးကင်းသောအားဖြင့်၊ ဒဗ္ဗံ၊ မြင်သည်ဖြစ်၍၊ ကာမေသု၊ ကာမ
တို့၌၊ ဂေဝံ၊ တပ်ခြင်းကို၊ ဝိနေယျ၊ ပျောက်စေော၊ ဥဂ္ဂဟိတံ၊ တဗျာဒိဗ္ဗိဖြင့်ယူ
အပ်ပြီးသော၊ နိရုတ္တံပ၊ မတပ်မက် မောအပ်သော အတ္တတ္တိကာယတနစ
သင်္ဂဟိတံ၊ ဝိနေယျ၊ ပျောက်စေော၊ ကိဉ္ဇနံ၊ ရာဂစသော ကိဉ္ဇနသည်၊
တေ၊ သင်အား၊ မာဝိဇ္ဇိတ္ထ၊ မရှိစေထင့်၊ ပုဗ္ဗေ၊ အတိတ်ဖြစ်သော သင်္ခါရတို့
ကို၊ အာရုတ္တ၊ အာရုံပြု၍၊ ယံ၊ အကြင်ကိလေသာအပေါင်းသည်၊ ဥပ္ပဇ္ဇနကံ၊
ဖြစ်ခြင်းငှါထိုက်၏၊ ဟံ၊ ထိုကိလေသာ အပေါင်းကိုလည်း၊ မာဝိသာသေ
ဟိ၊ အကျမ်းမဝင် စေထင့်၊ ပစ္ဆာ၊ အနာဂတ်၌၊ ကိဉ္ဇနံ၊ ကြောင့် ကြခြင်း
သည်၊ တေ၊ သင်အား၊ မာအဟု၊ မဖြစ်စေထင့်၊ မဇ္ဈေ၊ ပစ္စုပ္ပန်၌၊ စေ၊ အကယ်
၍၊ နောဂဟောသာထိ၊ မယုအံ၊ ဥပသန္တော၊ ငြိမ်သက်သည်ဖြစ်၍၊ စရိသာ
ထိ၊ သွားရလတ္တံ့၊ ဗြာဟ္မဏ၊ ပုစ္ဆား၊ ယေဟိ၊ အကြင် အာသဝေါတို့ဖြင့်၊
မဇ္ဈဝသံ၊ သေမင်းနိုင်ငံသို့၊ ဝဇေတိ၊ သွားရ၏၊ တေအာသဝါ၊ ထိုအာသ
ဝတို့သည်၊ သဗ္ဗသော၊ ခပ်သိမ်းသော အားဖြင့်၊ နာမဇ္ဈပတ္တိံ၊ နံရှင်၌၊ ဝိတဂေ
ဓဿ၊ ကင်းသောမက်မောခြင်း ရှိသောသူအား၊ နဝိဇ္ဇန္တိ၊ မရှိကုန်၊ ဣတိ၊
ဤသို့၊ တဂေါ၊ မြတ်စွာထုရားသည်၊ ဝိဿန္တေထိ၊ ဖြေတော်မူ၏၊ ဇေတု
ကတ္ထိမာထဝကပုစ္ဆာ၊ ဇေတုကတ္ထိပုစ္ဆား လုထင်အမေးသည်၊ နိဗ္ဗိတံ၊ ပြီး
ခြင်းသို့ရောက်ပြီး

ဩစာဇဟံ၊ ဩစာကိုစွန့်ပြီးထသော၊ တဗျာန္တိဒံ၊ တဗျာကိုဖြတ်ပြီး
ထသော၊ အနေဇံ၊ တဗျာကင်းပြီးထသော၊ နန္ဒိဇဟံ၊ နှစ်သက်ခြင်းကိုစွန့်ပြီး
ထသော၊ ဩစာတိဏ္ဍိံ၊ ဩစာကိုလွန်ပြီးထသော၊ ဝိရတ္တံ၊ ကိလေသာတို့မှ
လွတ်ပြီးထသော၊ ကပ္ပဇဟံ၊ ကပ္ပနှစ်ပါးကိုစွန့်ပြီးထသော၊ သုမေဓံ၊ ကောင်း
သောပညာရှိသော အရှင်ထုရားကို၊ အတိယာစေ၊ အလွန်တောင်းပန်ပါ၏၊
နာဂဿ၊ ရဟန္တာဖြစ်သော အရှင်ထုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဂ္ဂာ

န၊ ကြားကုန်၍၊ ဣတော၊ ဤပါသံဝဏကစေတီမှ၊ ဗဟုနေ၊ များစွာကုန်သော
 လူတို့သည်၊ အပနုဓိဿန္တိ၊ ဖဲရကုန်ထွက်၊ ၂၀၊ ဇနမဒေဟိ၊ ဇနပုန်တို့မှ၊ နာနာ
 ဇန၊ အထူးထူးသောလူတို့သည်၊ တဝ၊ အရှင်ထုရား၏၊ ဝိရဝါကျံ၊ မြို့မြို့စွာ
 သောစကားတော်ကို၊ အဘိကင်္ဂါမာနာ၊ အလွန်တောင့်တကုန်သည်ဖြစ်၍၊ ဣ
 ဓ၊ ဤပါသံဝဏကစေတီသို့၊ သဂ်တာ၊ အညီအညွတ်ရောက်သာကုန်၏၊ ကေ
 သံ၊ ထိုသူတို့အား၊ သာဓု၊ တောင်းပန်ပါ၏၊ ကုဝံ၊ အရှင်ထုရားသည်၊ ဝိယာ
 ကရောဟိ၊ ထင်ရှားပြုတော်မူပါစေ၊ ဟိသစ္စံ၊ မှန်၏၊ တထာ၊ ထိုသို့ထင်ရှား
 ပြုသောအခြင်းအရာဖြင့်၊ ဒေသဓမ္မော၊ ဤတရားကို၊ တေ၊ အရှင်ထုရားသည်၊
 ဝိဒိတော၊ သိအပ်ပါ၏၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိသော၊
 ဘဒြာဝုဓော၊ ဘဒြဝုဓပုဏ္ဏားသည်၊ အဝေါစ၊ ယျောက်၏၊ ၂၁၊ ဘဒြာဝုဓ၊
 ဘဒြာဝုဓပုဏ္ဏား၊ ဥဒ္ဓံဝါ၊ အနာဂါတ်၌ လည်းကောင်း၊ အဝေါဝါ၊ အတိတ်၌
 ထည်းကောင်း၊ တိရိယံဝါ၊ ဝိမက္ခေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ သစ္စံ၊ အလုံးစုံ
 သော၊ အာဒါနတထ္တံ၊ ရုပ်စသည်ကို ယုတတ်သောတထာဥပါဒါနံကို၊ ဝိန
 ယေထ၊ ယျောက်ကုန်ရာ၏၊ ဟိသစ္စံ၊ မှန်၏၊ ထောကတ္ထိံ၊ ခန္ဓာစသောထောက
 န္ဓံ၊ ယံယံ၊ အကြင်အကြင်ကံဟူသောအဘိသင်္ခါရကို၊ ဥပါဒိယန္တိ၊ စွဲလမ်း
 ကုန်၏၊ တေနေဝ၊ ထိုကံဟူသောအဘိသင်္ခါရ၏အစွမ်းဖြင့်ထွင်၊ မာရော၊
 ခန္ဓာမာန်စသည်သည်၊ ဇန္တု၊ သတ္တဝါသို့၊ အန္ဓေတိ၊ အစဉ်လိုက်၏၊ တသ္မာ၊
 ကိုကြောင့်၊ ဇေယံ၊ ထိုအဖြစ်ကို၊ ပဇာနံ၊ မြင်သိသည်ဖြစ်၍၊ အာဒါနသတ္တေ၊
 ရုပ်စသည်၌ ငြိတတ်သော၊ သဗ္ဗယောကေ၊ ခပ်ထိမ်းသောထောကန္ဓံ၊ မဂ္ဂုဇေ
 ယု၊ ဝိသတ္တံ၊ မဂ္ဂုမာန်၏ အရာဖြစ်သော တေထုပ္ပကဝင်္ဂ်၌ ငြိသော၊ ဣမံပဇံ၊
 ဤသတ္တဝါကို၊ အယံပဇာ၊ ဤသတ္တဝါသည်၊ မဂ္ဂုဇေယုထဝ္ဂါ၊ မာန်၏အရာ၌
 ငြိ၏၊ ဣတိ၊ ဤသို့၊ ဝေက္ခမာနေ၊ ရှုလျက်၊ သတော၊ သတိရှိသော၊ ထိက္ခု၊
 ရဟန်းသည်၊ ကိဉ္ဇနံ၊ တစ်ခုတစ်ခုသောဥပါဒါနံကို၊ နုဥပါဒိယေထ၊ မယုကုန်
 ရာ၊ ဣတိ၊ ဤသို့၊ သဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊
 ဘဒြာဝုဓမာထာဝကုန္တု၊ ဘဒြာဝုဓပုဏ္ဏားထုထင်၏ အမေးသည်၊ နိဗ္ဗိတာ၊
 ပြီးခြင်းသို့ရောက်ပြီ။ ။

ဈာယိ၊ ဈာန်နှင့်ပြည့်စုံထသော၊ ဝိရဇံ၊ ရာဂမြှူကင်းပြီးထသော၊ အာသိ
 နံ၊ သတ္တဝါတို့၏အစီးအပွားကိုတောင့်တထသော၊ ကမာကိစ္စံ၊ ပြီးပြီးသော
 ကိစ္စရှိထသော၊ အနုဓသံ၊ အာသဝေါကင်းပြီးထသော၊ သဗ္ဗဓမ္မာနံ၊ ခပ်
 ထိမ်းထုံနုသောထုရားတို့၏၊ ပါရဂူ၊ ကမ်းတဘက်သို့ရောက်ပြီးသောအရှင်
 ထုရားသို့၊ ပဋ္ဌေန၊ ပြဿနာကိုမေးလိုသဖြင့်၊ အတ္ထိကော၊ အလိုရှိ၍၊ အာဂမံ၊

ဆည်းကပ်ပါ၏။ အညံ့ချာန်မှတစ်ပါးသော၊ အဝိဇ္ဇာလ၊ အဝိဇ္ဇာကို၊ ပတောဒနံ၊
 ဖျက်ဆီးတတ်သော၊ ဝိမောက္ခံ၊ ဝိမောက္ခကို၊ ပဗြူဟိ၊ ဟောတော်မူပါလော၊
 ဣတိ၊ ဤသို့၊ အာယသ္မာဥဒယော၊ ရှည်သော အသက်ရှိသောဥဒယပုတ္တေား
 သည်၊ ပုစ္ဆိ၊ မေးလျှောက်၏။ ဥဒယ၊ ဥဒယပုတ္တေား၊ ကာမဆန္ဒာနံ၊ ကာမ
 ဆန္ဒတို့ကို၊ ပဟာနံစ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဧဝါမနဿာနံ၊ ဧဝါမနဿံ
 တို့ကို၊ ပဟာနံစ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဥဘယံ၊ နှစ်ပါးစုံကိုပယ်ခြင်း
 ကို၊ အညာဝိမောက္ခံတိ၊ အညာဝိမောက္ခဟူ၍၊ ပဗြူဟိ၊ ဟောတော်မူ၏။
 ကိနဿစ၊ ကိနကိုလည်း၊ ပနုဒနံ၊ နှုတ်ရာဖြစ်သော၊ ဣတ္ထုတ္တာနံ၊ ဣတ္ထုတ္တတို့
 ကို၊ နိဝရဏံ၊ မြစ်ကတ်အော၊ ဥပေက္ခာသတိသံသုဒ္ဓိံ၊ ဥပေက္ခာသတိဖြင့်စင်
 သောစတုတ္ထချာန်ကို၊ ဓမ္မဝိတက္ကပဓေဇဝံ၊ ဓမ္မဝိတက်ထျှင် ရှေ့ပြေးရှိထ
 သော၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာကို၊ ပတောဒနံ၊ ဖျက်ဆီးတတ်သော အရဟတ္တဓိတ်
 ကို၊ အညာဝိမောက္ခံတိ၊ အညာဝိမောက္ခဟူ၍၊ ပဗြူဟိ၊ ဟောတော်မူ၏။
 ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေသိ၊ ခြေတော်မူပြီ။
 ထောကော၊ ထောကသည်၊ ကိံသုသညောဇနော၊ အဘယ်သံယောဇဉ်ရှိ
 သနည်း၊ တဿ၊ ထိုထောက၏၊ ဝိစာရဏံ၊ အာရုံသို့သွားလာကြောင်းကား၊
 ကိံသု၊ အထယ်နည်း၊ ကိံဿ၊ အဘယ်မည်သောတရားကို၊ ဝိပ္ပဟာဒေန၊
 အထူးပယ်သဖြင့်၊ နိဗ္ဗာနံဣတိ၊ နိဗ္ဗာန်ဟူ၍၊ ဝုပ္ပတိ၊ ဟောသနည်း၊ ဣတိ၊
 ဤသို့၊ ဥဒယော၊ ဥဒယပုတ္တေားသည်၊ ပုစ္ဆိ၊ မေး၏။ ဥဒယ၊ ဥဒယပုတ္တေား၊
 ထောကော၊ ထောကသည်၊ နန္ဒိ သညောဇနော၊ တဿာသံယောဇဉ်ရှိ၏၊ ဝိတ
 က္ကော၊ ဝိတက်သည်၊ အဿ၊ ထိုထောက၏၊ ဝိစာရဏော၊ ထိုမှဤမှသွားလာ
 ရုံစဉ်းကြောင်းဖြစ်၏။ တဿာယ၊ တဿာကို၊ ဝိပဟာဒေန၊ အထူးပယ်သ
 ဖြင့်၊ နိဗ္ဗာနံဣတိ၊ နိဗ္ဗာန်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ ဝိဿဇ္ဇေသိ၊ ခြေတော်မူ၏။ ကထံ၊ အဘယ်သို့၊ သတဿ၊
 သတိရှိသည်ဖြစ်၍၊ စရတော၊ ပညာအောင်အခြင်ဖြင့်ကျင့်သော သူအား၊
 ဝိညာဏံ၊ ဝိညာဉ်သည်၊ ဥပရုက္ခတိ၊ ချုပ်သနည်း၊ ဘဂဝန္တံ၊ မြတ်စွာဘုရား
 သို့၊ ပုဝု၊ များစွာကုန်သောအကျွန်ုပ်တို့သည်၊ အာဂမ၊ ထာထတ်ကုန်၍၊ တံ၊
 အရှင်ဘုရား၏၊ တံဝစော၊ ထိုစကားကို၊ သုထောမ၊ နာကုန်အံ့၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ လျှောက်၏။ ဥဒယ၊ ဥဒယပုတ္တေား၊ အတ္တတ္တဉ္စ၊ အတ္တတ္တတ္တသတ္တာနံ
 နှစ်လည်းကောင်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓသတ္တာနံ နှစ်လည်းကောင်း၊ ဝေဒနံ၊ ဝေဒနာ
 ကို၊ နာတိနန္ဒတော၊ မနှစ်သက်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ သတဿ၊ သတိနှင့်
 ပြည့်စုံသည်ဖြစ်၍၊ စရတော၊ ကျင့်သောသူအား၊ ဝိညာဏံ၊ ဝိညာဉ်သည်၊



ဥပရုက္ခကိ၊ ချုပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဥဒယမာကာဝ
ကပုစ္ဆိ၊ ဥဒယပုစ္ဆားလှထင်၏ အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်
၏။

ယောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်၊ အတိတံ၊ လွန်သေပြီးသော
ဘဝကို၊ အာဒိသတိ၊ ညွှန်တော်မူတတ်၏၊ အနေဇော၊ ကဏ္ဍာကင်းတော်မူ
၏၊ ခိန္နသံသယော၊ ဖြတ်အပ်ပြီးသောယုံမှားခြင်းရှိ၏၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်း
ကုန်သောတရားတို့၏၊ ပါရဂူ၊ ကမ်းတဖက်သို့ရောက်၏၊ အတ္ထိပဉ္စေန၊ ပြဿ
နာကို အလိုရှိသော သူအပေါင်းသည်၊ အာဂမံ၊ ဆည်းကပ်အပ်သောအရှင်
ဘုရားကို၊ ဝိဘူဘရူပသညိဿ၊ ကောင်းစွာ ထွတ်အပ်ပြီးသောရူပသညာရှိ
သော၊ သဗ္ဗကာယဗ္ဗဟာပဏိနော၊ အလုံးစုံသော ရူပကာယကို ပယ်ပြီးထ
သော၊ အတ္တတ္တဉ္စ၊ အတ္တတ္တသန္တန်၌၎င်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓသန္တန်၌ လည်း
ကောင်း၊ နုတ္တိကိဗ္ဗိတိ၊ နုတ္တိကိဗ္ဗိဟူ၍၊ ပဿတော၊ ရှုသောအါကိဉ္စညာယာဘ
နုဗျာန်ကိုရသောပုဂ္ဂိုလ်၏၊ ညာတံ၊ ညာတံကို၊ သက္ကံ၊ သာကိဝင်မင်းသားဖြစ်
တော်မူသော အရှင်ဘုရား၊ ပုစ္ဆာမိ၊ မေးပါ၏။ တထာပိဇော၊ ထိုသို့သမာ
ပတ်ကိုရသောသူသည်၊ ကထံနေယျော၊ အဘယ်သို့သော အကြောင်းဖြင့်
သောင်အပ်သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာပေါသာယော၊ ရှည်သောအ
သက်ရှိသောပေါသာလပုစ္ဆားသည်၊ ပုစ္ဆိ၊ မေး၏။ ပေါသာလ၊ ပေါသာ
လပုစ္ဆား၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ ဝိညာဏဗ္ဗိတိယော၊ ဝိညာဏဗ္ဗိတိတို့
ကို၊ အတိဇာနံ၊ အလွန်သိသော၊ တထာဂတော၊ ဝါဘုရားသည်၊ တိဗ္ဗန္တံ၊ ကံ
ဟူသောအဘိသင်္ခါရ၏ အစွမ်းအားဖြင့်တည်သော၊ ဝိရတ္တံ၊ အာကိဉ္စညာယ
တနစ သည်တို့၌ ညွတ်ထသော၊ သဗ္ဗရာယနံ၊ အာကိဉ္စညာ ယတနုဗျင်
လည်းထောင်းရာရှိထသော၊ နံ၊ ထိုပုဂ္ဂိုလ်ကို၊ ဇာနု၊ ဘိ၊ ထိတော်မူ၏၊ အာ
ကိဉ္စညာသတ္တံ၊ အာကိဉ္စညာယတနုထံ၌ ဖြစ်စေတတ်သော ကံဟူသော
အဘိသင်္ခါရကို၊ ဥတ္တာ၊ ပလိဗေါဗဟုသိ၍၊ နန္ဒိ၊ တဏှာကို၊ သံယောဇနံ၊ ဣတိ၊
သံယောဇဉ်ဟူ၍၊ ဥတ္တာ၊ သိ၍၊ ဇေံ၊ ဤသို့၊ ဇေံ၊ ထိုအာကိဉ္စညာယတနုကို၊
အဘိညာယ၊ အထူးသဖြင့်သိ၍၊ တတော၊ ထိုအာကိဉ္စညာယတနုချာန်မှထ၍
တတ္ထ၊ ထိုအာကိဉ္စညာယတနုသမာပတ်ကို၊ ဝိပဿတိ၊ အနိစ္စအားဖြင့်ရှု၏။
ဇေံ၊ ဤသို့၊ ပဿတော၊ အစဉ်သဖြင့်ရှုသည်ဖြစ်၍၊ ဗတ္တံ၊ ပ၊ အရဟတ္တဖိုပင်
သို့ရောက်ပြီးထသော၊ ဝုသိမတော၊ သုံးအပ်ပြီးသောသိတင်းရှိသော၊ တထာ
ပြာဟုဏဿ၊ ထိုမကောင်းမှုကိုအပြုပြီးသော ပုဂ္ဂိုလ်၏၊ ညာတံ၊ ညာတံ
သည်၊ တထံ၊ မချွတ်မယွင်းမှန်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊

မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေသိ၊ ဖြေတော်မူ၏။ ပေါသထမာဏဝ
ကပုစ္ဆာ၊ ပေါသထပုစ္ဆာလှလင်၏အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်
ပြီ။



အဟံ၊ အက္ခန္တိသည်၊ ဧစ္စန္တိကြိမ်၊ သက္ကံ၊ သာဓကိပင်မင်းသားဖြစ်
တော်မူသော အရှင်ဘုရားကို၊ အပုစ္ဆိသံ၊ မေးပြီ၊ စက္ခုမာ၊ ငါးပါးသော
စက္ခုရှိတော်မူသော အရှင်ဘုရားသည်၊ မေ၊ အက္ခန္တိအား၊ နဗျာကာသိ၊
ကြားတော်မူယောဝတတိယဗ္ဗ၊ သုံးကြိမ်မြောက်အောင်ထား၊ ပုဠော၊ မေး
အင်သည်ရှိသော်၊ ဧဝေါ၊ ဝိသုဒ္ဓိနတ် ဖြစ်တော်မူသော၊ ဣသိ၊ အရှင်ဘုရား
သည်၊ ဗျာကရောထိ၊ အဖြေကိုကြားတော်မူ၏ဟု၊ ဣတိ၊ ဤသို့၊ မေ၊ အက္ခန္တိ
သည်၊ သုတံ၊ ရှေး၌ ကြားအပ်ပြီ၊ အယံလောကော၊ ဤမနုဿလောကကို၊
ပရောလောကော၊ မနုဿလောကမှတစ်ပါးသောလောကကို၊ သဇေဝကော၊
သရတိနတ်ဥပပတ္တိနတ်နှင့်တကွသော၊ ဗြဟ္မလောကော၊ ဗြဟ္မလောကကို၊
ဂေါတမဿ၊ ဂေါတမအနွယ်ဖြစ်တော်မူသော၊ ယသသိနော၊ များသောအ
ခြံအရံရှိသော အရှင်ဘုရားသည်၊ ဒိဠော၊ မြင်အပ်ပြီ၊ တေ၊ အရှင်ဘုရား
သည်၊ ဒိဋ္ဌိ၊ မြင်အပ်သောလောကကို၊ ပဇာ၊ သတ္တဝါသည်၊ နာဘိဇာနာတိ၊
မသိ၊ ဧဝံ၊ ဤသို့၊ အဘိက္ကန္တဓသာဘိ၊ အလွန်မြတ်သည်ကိုမြင်ပြီးသောအ
ရှင်ဘုရားသို့၊ အတ္ထိပဉ္စေန၊ ပြဿနာကို မေးလိုသဖြင့်၊ အာဂဏံ၊ အက္ခန္တိ
ရောက်ပါ၏၊ လောကံ၊ လောကကို၊ ကထံအဝေက္ခန္တံ၊ အဘယ်သို့ရှုသော
သူကို၊ မစ္စုရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်သနည်း၊ ဣတိ၊ ဤသို့၊ အာ
ယသ္မာ၊ ရှည်သော အသက်ရှိသော၊ မောစာရာဇာ၊ မောစာရာဇပုစ္ဆာ
သည်၊ ပုစ္ဆိ၊ မေး၏။ မောစာရာဇာ၊ မောစာရာဇပုစ္ဆာ၊ လောကံ၊
လောကကို၊ သုညတော၊ ဆိတ်သောအားဖြင့်၊ အဝေက္ခာထုရှုလေရာ၊ သဒါ၊
အခါခပ်သိမ်း၊ သတော၊ ထင်သော သတိရှိသည်ဖြစ်၍၊ အတ္တာနုဒိဋ္ဌိ၊ ကိုယ်
ဟုယူခြင်းသက္ကာယဒိဋ္ဌိကို၊ ဥဟာစ္စ၊ နှုတ်၍၊ ပရိဗ္ဗဇေ၊ ကျင့်ရာ၏၊ ဧဝံ၊ ဤသို့
ကျင့်သည်ရှိသော်၊ မစ္စုတရော၊ သေခြင်းကိုကူးမြောက်နိုင်သည်၊ ဝိယာ၊
ဖြစ်ရာ၏၊ ဧဝံ၊ ဤသို့၊ လောကံ၊ လောကကို၊ အဝေက္ခန္တံ၊ အချည်းနှီးရှုသော
သူကို၊ မစ္စုရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေသိ၊ ဖြေတော်မူ၏။ မောစာရာဇ မာဏ
ဝကပုစ္ဆာ၊ မောစာရာဇပုစ္ဆာလှလင်၏ အမေးသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့
ရောက်ပြီ။

သတ္တ၊ သာကီဝင်မင်းသား ဖြစ်တော်မူသော အရှင်တုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဖိတ္တော၊ အိုမင်းသည်ဖြစ်၍၊ အပထော၊ ခွန်အားနည်းသည်၊ ဝိတဝဇ္ဇော၊ ပျက်သော အရေအဆင်းရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ မေ၊ အကျွန်ုပ်၏၊ မနတ္တာ၊ မျက်စိတို့သည်၊ နယုဒ္ဓါ၊ မစင်ကြယ်ကုန်၊ သဝနံ၊ ကြားနာခြင်းသည်၊ နုပာသု၊ မချမ်းသာ၊ အဟံ၊ အကျွန်ုပ်သည်၊ အန္တရာယ၊ အရှင်တုရား၏ တရားကို မျက်မှောက်မပြုမီ အကြား၌လျှင်၊ မောမူဟော၊ ကရားကိုမသိသည်ဖြစ်၍၊ မာနသံ၊ မသေမပျက်အံ့၊ ဣဝ၊ ဤအရှင်တုရားခြေတော်ရင်း၌ ပင်လျှင်၊ ဇာတိဇရာယ၊ ပရိသန္ဓေနေခြင်း အိုခြင်းကို၊ ဝိပဟာနံ၊ ပယ်ရာဖြစ်သော၊ ယံ၊ အကြင်နိဗ္ဗာန်ကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဇဉ္ဇံ၊ သိရပါလိမ့်၊ တံထိနိဗ္ဗာန်ကို၊ အာပိက္ခ၊ ကြားတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာပိဝိယော၊ ရှည်သောအသက်ရှိသောဝိဝိယမည်သောရသေ့ ပုဏ္ဏားကြီးသည်၊ ပုစ္ဆိ၊ မေးလျှောက်၏၊ ဝိဝိယ၊ ဝိဝိယပုဏ္ဏား၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ဝိဟညမာနေ၊ ဆင်းရဲပင်ပန်းရှိသည်တို့ကို၊ ဒိသ္မာန၊ မြင်၍၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ဇနာ၊ ထူတို့သည်၊ ရူပန္တိ၊ ဘေးကပ်ပြန် ဆင်းရဲခြင်းသို့ ရောက်ကုန်၏၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ပမတ္တာ၊ မေ့လျော့ကုန်၏၊ ဝိဝိယ၊ ဝိဝိယပုဏ္ဏား၊ တသ္မာ၊ ထိုကြောင့်၊ ထုဝံ၊ သိသည်၊ အပ္ပမတ္တော၊ မမေ့မလျော့သည် ဖြစ်၍၊ အဝုနုတ္တဝါယ၊ တဘန်ဖြစ်စေခြင်းငှါ၊ ရူပံ၊ ရုပ်ကို၊ ဇဟာထု၊ တစ်ခြင်းကိုစွန့်လော့၊ ဣတိ၊ ဤသို့၊ ဘဂဝ၊ မြတ်စွာတုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ စတသောဝိဒိသာ၊ တူရဖြစ်သော အရပ်ထေးမျက်နှာလည်းကောင်း၊ စတသောဝိဒိသာ၊ အထောင့် ဖြစ်သော အရပ်ထေးမျက်နှာတို့၌ လည်းကောင်း၊ ဥဒ္ဓံ၊ အခေါ၊ အထက်အောက်၌ လည်းကောင်း၊ ဣမာယော ဒသဒိသာ၊ ဤဆယ်ပါးသော အရပ်တို့၌၊ တုတ္ထံ၊ အရှင်တုရားသည်၊ အဒိဋ္ဌံ၊ မမြင်အပ်သော၊ အသုတံ၊ မကြားအပ်သော၊ အရတံ၊ မတွေ့အပ်သော၊ အထော၊ ထိုမှတပါး၊ အပိညာတံ၊ မသိအပ်သော၊ ထောကေ၊ ထောက၌၊ ကိပ္ပိ၊ တစ်ခုတစ်ခုသော၊ အကျိုးအကြောင်း ဖြစ်သော တရားသည်၊ နအတ္ထိ၊ မရှိပြီ၊ ဣဝ၊ ဤအရှင်တုရား၏ခြေတော်ရင်း၌သာလျှင်၊ ဇာတိဇရာယ၊ ပရိသန္ဓေနေခြင်းအိုခြင်းကို၊ ဝိပဟာနံ၊ အထူးသဖြင့်ပယ်ရာဖြစ်သော၊ ယံ၊ အကြင်နိဗ္ဗာန်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဇဉ္ဇံ၊ သိရပါလိမ့်၊ တံထိနိဗ္ဗာန်တရားကို၊ အာပိက္ခ၊ ကြားတော်မူပါလော့၊ ဣတိ၊ ဤသို့၊ ဝိဝိယော၊ ဝိဝိယပုဏ္ဏားသည်၊ အဝေါစ၊ လျှောက်၏၊ ဝိဝိယ၊ ဝိဝိယပုဏ္ဏား၊ တသ္မာ၊ တသ္မာသည်၊ ဣတိ၊ ဤသို့၊ အရတံ၊ မတွေ့အပ်သော၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိ

ကုန်သော၊ ဇာရာယ၊ ဒိုခြင်းဖြင့်၊ ပရေတေ၊ နိုင်စက် အပ်ကုန်သော၊ မနုဇေ၊ သတ္တဝါတို့ကို၊ ပေက္ခမာနော၊ ရှုအပ်သလျှင်ကတည်း၊ တသ္မာ၊ ထိုရှုမြင်ခြင်းကြောင့်၊ ဝိရိယ၊ ဝိရိယံ၊ ထုံ၊ သင်သည်၊ အဗ္ဗမတ္တော၊ မမေ့မလျော့သည်ဖြစ်၍၊ အဝုနန္တဝါယ၊ နိဗ္ဗာန်အကျိုးငှါ၊ သဏ္ဍံ၊ တဏှာကို၊ ဇာယသု၊ ငွန်သော၊ ဣတံ၊ ဤသို့၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဝိရိယမာ

၉၀ ကာသကုတ္တံ၊ ဝိရိယပုဏ္ဏားလုသင်၏အမေးအဖြေသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ ရောက်ပြီ၊ ဣဒံ၊ ဤပါရာနသုတ်ကို၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ မဂဇေ သု၊ မဂဇာဇာတ်တိုင်းဘိက္ခု၊ ပါသာဏကစေတီယေ၊ ပါသာဏကစေတီ၌၊ ဝိဟ ရန္တော၊ နေတော်မူလျက်၊ ပရိစာရိကသောဠသန္တံ၊ ဗာဝဓိပုဏ္ဏား၏အလုပ်အ ကျွေး၊ ဝိရိယနှင့်ကကွတကျိပ် ခြောက်ယောက်ကုန်သော၊ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား၊ အဝေါစ၊ မိန့်တော်မူ၏၊ တေသံ၊ ထိုပုဏ္ဏားတို့သည်၊ အဇ္ဈိ ဌော၊ တိုက်တွန်းတောင်းပန်အပ်သောမြတ်စွာဘုရားသည်၊ ပုဏ္ဏေဝုဌော၊ မေးတိုင်မေးတိုင်း၊ ပဉ္စေ၊ ပြဿနာတို့ကို၊ ဗျာကာထိ၊ ဖြေကြားတော်မူပြီ၊ ကောမကဿ၊ တရုတသုသော၊ ပဉ္စသပိ၊ ပြဿနာ၏သည်၊ အတ္ထံ၊ အနက် ကို၊ အညာယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဓမ္မာနုဓမ္မံ၊ ထောကုတ္တ ရာနှင့်လျော်သောအကျင့်ကို၊ ပရိပစ္စေယျ၊ ကျင့်ရာ၏၊ ပရိပစ္စမာနော၊ ကျင့် သောသူသည်၊ ဇရာမရဏဿ၊ ဒိုခြင်း သေခြင်း၏၊ ဝါရံ၊ ကမ်းတဖက် ဖြစ်သောနိဗ္ဗာန်သို့၊ ဂစ္ဆေယျ၊ ရောက်သလျှင်ကတည်း၊ ဣမေဓမ္မာ၊ ဤတရား တို့သည်၊ ပါရံ၊ နိဗ္ဗာန်သို့၊ ဂမနိယာ သွားခြင်းငှါထိုက်ကုန်သလျှင်ကတည်း၊ ဣတိဘသ္မာ၊ ထိုကြောင့်၊ ဣမဿဓမ္မပရိယာယဿ၊ ဤဓမ္မဒေသနာ၏၊ ပါရာ ယနန္တေ၊ ပါရာယနသုတ်ဟူ၍သာလျှင်၊ အပိဝစနံ၊ အမည်သည်၊ တဝတိ၊ ဖြစ်၏၊ အဇိတော၊ အဇိတပုဏ္ဏားသည်၊ ကောင်း၊ တိဿမေတ္တေယျော၊ တိဿမေတ္တေယျပုဏ္ဏားသည်၊ ကောင်း၊ ပုဏ္ဏကော၊ ပုဏ္ဏကပုဏ္ဏားသည်၊ ကောင်း၊ အထ၊ ထိုမှတပါး၊ မေတ္တဂူ၊ မေတ္တဂူလည်းကောင်း၊ ဝေတကော၊ ဝေတကလည်းကောင်း၊ ဥပသီဝေါစ၊ ဥပသီဝလည်းကောင်း၊ နန္ဒောစ၊ နန္ဒ လည်းကောင်း၊ အထ၊ ထိုမှတပါး၊ ဟေမကော၊ ဟေမကလည်းကောင်း၊ နုဘယော၊ နှစ်ယောက်ကုန်သော၊ တောဒေယျောကပ္ပေါ၊ တောဒေယျကပ္ပ တို့လည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ ဇေတုကဏ္ဍိစ၊ ဇေတုကဏ္ဍိပုဏ္ဏား လည်းကောင်း၊ ဘဒြာဂုဇောစ၊ ဘဒြာဂုဇပုဏ္ဏားလည်းကောင်း၊ ဥဒါယောစ၊ ဥဒါယပုဏ္ဏားလည်း ကောင်း၊ ပေါသာသောစာပိဗြာဟ္မဏော၊ ပေါသာသ ပုဏ္ဏားလည်းကောင်း၊ မေခာဝီ၊ ပညာရှိသော၊ မောဃာရာဇာစ၊ မောဃာရာဇ

ပုဏ္ဏားလည်းကောင်း၊ မယာဇ္ဇသိ၊ ရသေ့ကြီးဖြစ်သော၊ ဝိစိယောစ၊ ဝိစိ
ယပုဏ္ဏားလည်းကောင်း၊ ဧကေဗြာဟ္မဏံ၊ ထိုပုဏ္ဏားတို့သည်၊ သမ္ပန္နစရ
ဏံ၊ နိဗ္ဗာန်သို့နိုးသောအကျင့်နှင့်ပြည့်စုံသော၊ ဣသိ၊ မြတ်သောကျေးဇူးကို
ရှာဖွေသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပါဂစ္ဆျ၊ ကပ်ရောက်သကုန်၏။
နိပုဏော၊ သိမ်မွေ့ကုန်သော၊ ပဉ္စေ၊ ပြဿနာတို့ကို၊ ပုစ္ဆန္တော၊ မေးလိုကုန်
သည်ဖြစ်၍၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်သို့၊ ဥပါဂေ၊ ကပ်ရောက်ကုန်ပြီ။ ပဉ္စံ၊
ပြဿနာကို၊ ပုစ္ဆော၊ မေးအပ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ယထာတ
ထံ၊ ဟုတ်မှန်သောအတိုင်း၊ တေသံ၊ ထိုပုဏ္ဏားတို့အား၊ ဗျာကဝသိ၊ ကြား
တော်မူပြီ၊ ပညာနံ၊ ပြဿနာကို၏၊ ဝေယျာကရဏေန၊ အဖြေကိုထင်စွာပြု
သဖြင့်၊ မုနိ၊ မြတ်စွာဘုရားသည်၊ ဗြာဟ္မဏော၊ ပုဏ္ဏားတို့ကို၊ တောသေသိ၊
နှစ်သက်ပေ၏။ စက္ခုမတော၊ ငါးပါးသော စက္ခုရှိတော်မူသော၊ အာဒိစ္စ
ဗန္ဓုနာ၊ နေမင်း၏အစွေဖြစ်တော်မူသော၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊
ဘောသိကာ၊ နှစ်သက်စေအပ်ကုန်သော၊ တေ၊ ထိုပုဏ္ဏားတို့သည်၊ ဗြဟ္မစရိ
ယံ၊ မြတ်သောအကျင့်ကို၊ ဝရပညာယ၊ မြတ်သောပညာ ရှိတော်မူသော
မြတ်စွာဘုရား၏၊ သန္တိကော၊ အထံ၌၊ အာစရိံသု၊ ကျင့်ကုန်ပြီ။ ကောမေ
ကယ၊ တရဘရသော၊ ပညာထ၊ ပြဿနာ၏၊ ဗျာကရဏံ၊ အဖြေကို၊ ယထာ၊
အကြင်အခြင်းဖြင့်၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ဟောတော်မူအပ်
ပြီ၊ တထာ၊ ထိုအခြင်းဖြင့်၊ ယော၊ အကြင်သူသည်၊ ပဗ္ဗိပဇ္ဇေယျ၊ ကျင့်ရာ၏။
သော၊ ထိုသူသည်၊ အပါရတော၊ သံသရာမှ၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊
ဂစ္ဆေ၊ ရောက်၏။ ဥတ္တမံ၊ မြတ်သော၊ မဂ္ဂံ၊ မဂ်ကို၊ ဘာဝန္တော၊ ပွားစေသည်
ဖြစ်၍၊ အပါရာ၊ သံသရာမှ၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊ ဂစ္ဆေယျ၊ ရောက်
ရာ၏။ သောမဂ္ဂေါ၊ ထိုမဂ်သည်၊ ပါရဂံ၊ မာနာယ၊ နိဗ္ဗာန်သို့သွားခြင်း၏။ မဂ္ဂေါ၊
အကြောင်းခရီးတည်း၊ တသ္မာ၊ ထိုကြောင့်၊ ပါရာယနံ၊ ပါရာယနသုတ်
ဟူသောအမည်သည်၊ ဘဝတိ၊ ဖြစ်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝိတံ၊
ဟောအပ်သော၊ ပါရာယနံ၊ နိဗ္ဗာန်ဟူသောကမ်းတဖက်သို့ရောက်ကြောင်း
ဖြစ်သောအကျင့်ကို၊ အနုဂါယိသံ၊ ငါဆင်း၍အတုဟောအံ့၊ ဝိမလော၊ ကင်း
သောအညစ်အကြေးရှိသော၊ မေမသော၊ ကိလေသာကိုဖျက်ဆီးတတ်သော
ပညာရှိသော၊ တူရိ၊ မြေကြီးကဲ့သို့ ဖြန့်နှံ့သော ပညာရှိသော၊ နိဗ္ဗာမော၊
ပယ်အပ်ပြီးသောကာမရှိထသော၊ နိဗ္ဗာနော၊ ပြီးပြီးသောအကျင့်သို့ထံရှိထ
သော၊ နဂေါ၊ ရဟန္တာလည်းဖြစ်သောမြတ်စွာဘုရားသည်၊ ယထာ၊ အကြင်
ကိုယ်တိုင်သိအပ်သောအသာဝေဒနာဥာဏ်ဖြင့်၊ အဒက္ခိ၊ မြင်တော်မူပြီ၊ တ

ထာ၊ ထိုသို့သောဉာဏ်ဖြင့်၊ အက္ခာသိ၊ ဟောကြားတော်မူပြီးကိသေဟောတု၊
 အဘယ်ကြောင့်နည်းဟူမူကား၊ ယေဟိ၊ အကြင်ကိလေသာတို့ဖြင့်၊ ရသ၊
 မဟုတ်မမှန်သောစကားကို၊ ဘဏေ၊ ဆိုရာ၏၊ ဧတေ၊ ထိုကိလေသာတို့ကို၊
 ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ တဿ၊ ထိုကြောင့်၊ တထာ၊ ထိုဟုတ်မှန်တိုင်းသော
 ဉာဏ်တော်ဖြင့်၊ အက္ခာသိ၊ ဟောကြားတော်မူပြီ၊ ဣတိ၊ ဤသို့၊ အာယသ္မာ
 ဝိဂီယော၊ အရှင်ဝိဂီယသည့်၊ ဗာဝရိ၊ ဗာဝရိပုဏ္ဏားကို၊ အဝေါမ၊ ဝျှော်၏။
 ပဟိနမထမောဟသာ၊ ပယ်အပ်ပြီးသော မောဟဟူသော အညစ်အကြေး
 ရှိထသော၊ မာနမက္ခပ္ပဟာယိနော၊ မာနမက္ခကို ပယ်ပြီးသော မြတ်စွာ
 ဘုရား၏၊ ဝဇ္ဇုပသညိတံ၊ ဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သော၊ ဝိရိ၊ တရား
 စကားကို၊ ဟန္တု၊ ယခုအတံ၊ ဝါသည်။ ကိတ္တယိသာသမိ၊ ကြားပေအံ့၊ ဣတိ၊
 ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိသော၊ ဝိဂီယော၊ ဝိဂီယမထေရ်
 သည်။ အာဟ၊ ဆို၏။ ဗြဟ္မေ၊ အိုဆရာ ဗာဝရိပုဏ္ဏား၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်။ တမောနုဒေါ၊ မောဟဟူသော အမိုက်ကို ပယ်ပျောက်ပြီ၊
 သမန္တဝက္ခု၊ ထက်ဝန်းကျင်မြင်နိုင်သော ပညာစက္ခုရှိတော်မူ၏။ ယော
 ကန္တု၊ လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ရောက်တော်မူပြီ။ သဗ္ဗဘဝါ
 တိဝတ္ထော၊ အလုံးစုံသော ဘဝကိုလွန်ပြီ။ အနာသဝေါ၊ အာသဝေါတရား
 ကင်းပြီ။ သဗ္ဗဒုက္ခပဟိနော၊ အလုံးစုံသော ဒုက္ခတို့ကိုပယ်ပြီ။ သစ္စဉ္စယော၊
 ဗုဒ္ဓဟူသောမှန်သောအမည်နှင့်ယှဉ်၏။ မေ၊ ငါ၏၊ ဥပါသိတော၊ ဆည်းကပ်
 အပ်သောဆရာတည်း။ ဒိဇော၊ ငြက်သည်။ ကုဗ္ဗနကံ၊ နည်းသော အသီးရှိ
 သောတောကို၊ ပဟာယ၊ စွန့်၍၊ ဗဟုပ္ပလံ၊ များသောသစ်သီးရှိသော၊ ကာနနံ၊
 တောကို၊ အာဝဝေယျယထာ၊ အဖို့ပြု၍နေရာသကဲ့သို့၊ ဧဝံ၊ ထိုအတူ၊
 အဟံ၊ ငါသည်။ အပ္ပဒယော၊ နည်းသောပညာအမြင်ရှိကုန်သော သူတို့ကို၊
 ပဟာယ၊ စွန့်၍၊ မဟောဒမိံ၊ များသော ရေအရရှိသော အနဝဒတ် အိုင်စ
 သည်သို့၊ ဟံသောရိဝ၊ ဟင်းသာကဲ့သို့၊ အဇ္ဇ၊ ယခု၊ ဥပ္ပတ္တော၊ ချုံကု၏၊ ဂေါတ
 မသာသနာ၊ ရှင်ဂေါတမသာသနာမှ၊ ဝုဗ္ဗေ၊ ရှေး၌၊ ပူရံ၊ အလွန်သောရှေး၌၊
 ဣစ္ဆာသိ၊ အလိုရှိလော့၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ ဣတိဘဝိယတိ၊ ဤသို့
 ဖြစ်သတ္တံ့ဟု၊ ယေ၊ အကြင်ဗာဂရိစသော ပုဏ္ဏားတို့သည်။ မေ၊ အကျွန်ုပ်
 အား၊ ဝိယာကံသု၊ ထင်ရှားပြကုန်၏၊ တေသံ၊ ထိုဗာဝရိစသောပုဏ္ဏားတို့၏
 တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ ဣတိဟံတိဟံ၊ ဤသို့ဆင်းရဲပင်ပန်းခြင်းကိုဖြစ်
 စေတတ်၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ ဘက္ကဝဗ္ဗနံ၊ ကာမဝိတက်စသည်ကို
 ပွားစေတတ်၏။ သောဂေါတမော၊ ထိုဂေါတမမြတ်စွာဘုရားသည်။ ဧကေ၊

☰

တုဘာဘိမရှိမြတ်၏။ တမန္တဒါသိနော၊ မောဟအဓိကံကို ဖြောက်တံတံ၏။
 ဂုတိမာ၊ တန်ခိုးအာနုဘော်ရှိ၏။ ပဘာဘိဇရာ၊ ပညာဟူသောအရောင်ကိုဖြူ
 တတ်၏။ ဘူရိပညာဇဏာ၊ မြေကြီးကဲ့သို့ပြန့်နှံ့သော ဥပဏ်ဖြင့်ထင်ရှား၏။
 ဂေါတမော၊ ဂေါတမမြတ်စွာဘုရားသည်။ ဘူရိမေဒသော၊ မြေကြီးကဲ့သို့
 ကျယ်ပြန့်ပြောသောပညာရှိ၏။ ဣတိ၊ ဤသို့။ အာယသ္မာပိဝိယော၊ အရှင်ပိဝိ
 ယမထေရ်သည်။ အာဟ၊ ဆိုပြီ။ ပိဝိယ၊ ပိဝိယ၊ ယော၊ အကြင်ဂေါတမမည်
 တော်မူသောမြတ်စွာဘုရားသည်။ တေ၊ သင်အား။ သဒ္ဓိဗ္ဗိကံ၊ မိမိကိုယ်တိုင်
 မြင်အပ်သော အကျိုးရှိသော၊ အကာလိကံ၊ ကာလအခြား မရှိရောအပ်သော
 အကျိုးရှိထသော၊ တဗ္ဗက္ခယံ၊ တဗ္ဗာဏီကုန်ရာဖြစ်ထသော၊ အနိတိကံ၊ ကိ
 လေသာဟူသောဘေးကင်းထသော၊ ဓမ္မံ၊ တရားတော်ကို၊ အဒေသေထိ၊ ဟော
 တော်မူ၏။ ယုဿ၊ အကြင်နိဗ္ဗာန်အားကွပ်၊ တရုံတရုဒ္ဓိ၊ ဥပမာ၊ ဥပမာသည်။
 နုတ္တိ၊ မရှိဘူရိပညာဇာ၊ မြေကြီးကဲ့သို့ပြန့်နှံ့သောဥပဏ်ဖြင့် ထင်ရှားသော၊
 ဘူရိမေဒသော၊ မြေကြီးကဲ့သို့ ကြီးကျယ်သော ပညာရှိသော၊ ဂေါထမော၊ ဂေါ
 တမအနွယ်ဖြစ်သော၊ တဗ္ဗာဂေါတမာ၊ ထိုအရှင်ဂေါတမဘုရားမှ၊ မဟုတ္တိ၊ မြေ
 တမဟုတ်မျှသည်။ ကိန္နု၊ အဘယ်ကြောင့်၊ ဝိပွဝထိ၊ ကင်း၍နေဘိသနည်း။
 ဣတိ၊ ဤသို့။ ဗာဝရီ၊ ဗာဝရီပုဏ္ဏားသည်။ အာဟ၊ ဆို၏။ ဗြဟ္မဏော၊ ဗာဝရီ
 ပုဏ္ဏားသည်။ မေ၊ ငါအား။ သဒ္ဓိဗ္ဗိကံ၊ မိမိကိုယ်တိုင်မြင်အပ်သော အကျိုးရှိ
 သော၊ အကာလိကံ၊ ကာလအခြားမရှိရောက်အပ်သော အကျိုးရှိထသော
 တဗ္ဗက္ခယံ၊ တဗ္ဗာဏီ ကုန်ရာဖြစ်ထသော၊ အနိတိကံ၊ ကိလေသာဟူသော
 ဘေးကင်းထသော၊ ဓမ္မံ၊ တရားတော်ကို၊ ယော၊ အကြင်ဂေါတမမြတ်စွာ
 ဘုရားသည်။ အဒေသေထိ၊ ဟောတော်မူ၏။ ယုဿ၊ အကြင်နိဗ္ဗာန်အား။
 ကွပ်၊ တရုံတရုဒ္ဓိ၊ ဥပမာ၊ ဥပမာသည်။ နုတ္တိ၊ မရှိဘူရိပညာဇာ၊ မြေကြီးကဲ့
 သို့ပြန့်နှံ့သော ဥပဏ်ဖြင့်ထင်ရှားသော၊ ဘူရိမေဒသော၊ မြေကြီးကဲ့သို့ကြီး
 ကျယ်သောပညာရှိသော၊ ဂေါတမာ၊ ဂေါတမ အနွယ်ဖြစ်သော၊ တဗ္ဗာဂေါ
 တမာ၊ ထိုအရှင်ဂေါတမမှ၊ မဟုတ္တိ၊ တမဟုတ်မျှသည်။ အဟံ၊ ငါသည်။ န
 ဝိပွဝထာမိ၊ ကင်း၍မနေ။ ဗြဟ္မဏာ၊ ဆရာဗာဝရီပုဏ္ဏားအဟံ၊ ငါသည်။
 ရတ္တိ၊ ဒိဝံ၊ ညဉ့်နေ့ပတ်လုံး၊ အပ္ပမတ္တော၊ မမှေ့မထေ့မှသည်ဖြစ်၍၊ စက္ခုနာဝ၊
 မျက်စိဖြင့်မြင်သကဲ့သို့လျှင်၊ မနုဿ၊ ပိတ်ဖြင့်ထည်း။ နံ၊ ထိုအရှင်ဂေါတမ
 ဘုရားကို၊ ပဿာမိ၊ ရှုမြင်၏။ နမဿမာနော၊ ရှိခိုးသည်ဖြစ်၍သာလျှင်၊ ရတ္တိ
 ညဉ့်ကို၊ ဝိဝေသမိ၊ လွန်စေ၏။ တေနေဝ၊ ထိုကြောင့်သာလျှင်၊ အဝိပွဝါသံ၊
 မကင်းသဖြင့် နု၏ဟူ၍ မညာမိ၊ အောက်မေ့၏။ မေ၊ ငါအား။ သဒ္ဓါစ၊



သဒ္ဓါခြင်းသည်လည်းကောင်း၊ ဝိတိစ၊ နှစ်သက်ခြင်းသည်လည်းကောင်း၊
မနောစ၊ သိခြင်းသည်လည်းကောင်း၊ သတိစ၊ အောက်မေ့ခြင်းသည်လည်း
ကောင်း၊ ဂေါတမသာသနမှ၊ ဂေါတမမြတ်စွာထူးရား၏သာသနာတော်မှ၊
နာပေတိ၊ မကင်း၊ ယံယံဒိသံ၊ အကြင်အကြင်အရပ်သို့၊ တုရိပညော၊ မြေကြီး
အထူးနှင့်တူသော ပညာရှိသော မြတ်စွာထူးရားသည်၊ ဝဇာတိ၊ နေကြွသွား
တော်မူ၏၊ သောအဟံ၊ ထိုငါသည်၊ တေနတေနော၊ ထိုထူးရားရှိရာအရပ်သို့
မျက်နှာပြုသဖြင့်လျှင်၊ နတော၊ ညွတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ ပြောဟူထ၊ ဗာဝ
ဇိပုဏ္ဏား၊ ဇိဏ္ဏဿ၊ အိုမင်းသော၊ ဒုဗ္ဗယထာမကဿ၊ နည်းသောခွန်အာ၊ ရှိ
သော၊ မေ၊ ငါ၏၊ ကာယော၊ ကိုယ်သည်၊ တေနော၊ ထိုခွန်အားနည်းသော
ကြောင့်သာလျှင်၊ တတ္ထ၊ ထိုအရှင်ဂေါတမအထံသို့၊ နပထေတိ၊ မရောက်
နိုင်၊ သံကပ္ပယန္တာယေဝ၊ အကြံဟူသောသွားခြင်းဖြင့် သေလျှင်၊ နိဗ္ဗံ၊
အမြဲ၊ ဝဇာမိ၊ သွားရောက်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ မေ၊ ငါ၏၊ မနော၊
နှလုံးသည်၊ တေန၊ ထိုထူးရားရှိရာအရပ်နှင့်၊ ယုတ္တော၊ ယှဉ်၏၊ ပကော၊
ကာမတည်းဟူသော ညွှန်၌၊ သယာနော၊ အိပ်သည်ဖြစ်၍၊ ပရိဗန္ဓမာနော၊
ထက်ဝန်းကျင်တုန်ထုပ်သောငါသည်၊ ဒိပါ၊ တရသောဗြိခိုရာ ကျွန်းမှ၊ ဒိဝံ၊
တရသောဗြိခိုရာကျွန်းသို့၊ ဥပလ္လဝိ၊ မြော၏၊ အထ၊ ထိုအခါ၌၊ ဩစာတိဏ္ဏံ၊
ဩစာကိုလွန်ပြီးထသော၊ အနာသဝံ၊ အာသဝေါကင်းပြီးထသော၊ သမ္မုဒ္ဓံ၊
မြတ်စွာထူးရားကို၊ အဒ္ဓဿာယံ၊ မြင်ဘူးရလေပြီ၊ ဣတိ၊ ဤသို့၊ ပိက္ခိယော၊ ပိက္ခိ
ယမထေရ်သည်၊ ဗာဝဇိ၊ ဗာဝဇိပုဏ္ဏားကို၊ အာဟ၊ ဆို၏၊ ပိက္ခိယ၊ ပိက္ခိယ
မထေရ်၊ ဝတ္ထလိစ၊ ဝတ္ထလိသည်လည်းကောင်း၊ ဘဒြိာရဓောစ၊ ဘဒြိရဓ
သည်လည်းကောင်း၊ အာဇ္ဇဝိ၊ အာဇ္ဇဝိပြည်၌နေသော၊ ဂေါတမော၊ ဂေါတမ
သည်လည်းကောင်း၊ မုတ္တသဒ္ဓေါ၊ သဒ္ဓါကိုအဦးပြုသဖြင့်အရဟတ္တ မိုလ်သို့
ရော်သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဧဝမေဝ၊ ဤအတူလျှင်၊ တွံဝိ၊ သင်
သည်လည်း၊ သဒ္ဓံ၊ သဒ္ဓါကြည်ညိုခြင်းကို၊ ပရုဗ္ဗသု လွတ်လော၊ မစ္စုဇေယျ
ဿ၊ တောဘုမ္မကဝင်္ဂီ၏၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊ တွံ၊ သင်သည်၊ ဂမိဿ
သိ၊ ရောက်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ အဂေါစ၊ မိန့်
တော်မူ၏၊ ဒေသအဟံ၊ ထိုငါသည်၊ မုနိနော၊ မြတ်စွာထူးရား၏၊ ဝစော၊
စကားထော်ကို၊ သုတွာန၊ ကြားနာ၍၊ ဘိယျော၊ လွန်စွာ၊ ပထဝါမိ၊ ကြည်ညို
၏၊ ပရိဘာနဝါ၊ ပရိဘာနပရိသန္တိဒါရှိထသော၊ ဝိဝေစ္ဆဒေါ၊ ကင်းမြို့သော
ကိလေသာရှိထသော၊ ပညာထန္တကရော၊ အဆုံးမရှိသောပညာကိုပြုတတ်
ထံသာ၊ အဝိယော၊ ယုံမှားခြင်းမရှိထသော၊ ကာဝိဏ ပရိဇာနတံ၊ ယုံမှား

ကင်းကုန်ပြီဟုခံကုန်သောသူတို့၏၊ သတ္တဝါ၊ ဆရာဖြစ်တော်မူသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အတိဒေဝေ၊ အလွန်သောဝိသုဒ္ဓိနတ်၏ အဖြစ်ကို ပြုတတ် ကုန်သော တရားတို့ကို၊ အဘိညာဿ၊ သိ၍၊ ဝရောဝရံ၊ ယုတ်သောတရားဖြစ်သော တရားကို၊ သမ္ပဝေဒါ၊ ကောင်းစွာ ကြားတော်မူပြီး ယဿ၊ အကြင်နိဗ္ဗာန်အား၊ ကွမိ၊ တစ်စုံတစ်ခု၊ ဥပမာ၊ ဥပမာသည်၊ နုတ္တိ၊ မရှိ၊ အသံဟိရံ၊ ရာဇဝသည်တို့ဖြင့် နှောင့်ရှက်ခြင်း မရှိသော၊ အသံကုဗ္ဗံ၊ ပျက်ခြင်းမရှိသော၊ တံ၊ ထိုနိဗ္ဗာန်သို့၊ အဒ္ဓါ၊ စင်စစ်လျှင်၊ ဂမိဿာပိ၊ ငါသွားအံ့၊ ဧတ္ထ၊ ဤနိဗ္ဗာန်၌၊ မေ၊ ငါ့အား၊ ကင်္ခါ၊ ယုံမှားခြင်းသည်၊ နုတ္တိ၊ မရှိ၊ ဘဂဝါ၊ အရှင်ဘုရား၊ ဝံ၊ အကျွန်ုပ်ကို၊ ဝေံ၊ ဤသို့၊ အဓိမုတ္တပိတ္တံ၊ သဒ္ဓါဖြင့်နိဗ္ဗာန်သို့ လွှတ်သော စိတ်ရှိသောသူဟူ၍၊ တံ၊ အရှင်ဘုရားသည်၊ ဓာရေတိ၊ မှတ်ပါသော၊ ဣတိ ဤသို့၊ ပိတိယော၊ ပိတိယမထေရ်သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဝေါစ၊ သျှောက်၏၊ ပဋ္ဌမော၊ ရှေးဦးစွာသေပါရာယနဝဂ္ဂေါ၊ ပါရာယနဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ ရောက်ပြီ၊ သောဇ္ဇထိံ၊ တဆဲ့မြောက်ရမြောက်သော၊ ပိတိယသုတ္တံ၊ ပိတိယသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

အဇိတပဋ္ဌာသုတ္တနိဒ္ဒေသ၊



ဇောကော၊ သတ္တဝေဝကကို၊ ကေန၊ အဘယ်တရားသည်၊ နိဂုတော၊ ဇုံးလွှမ်းအပ်သနည်း၊ ဇောကော၊ သတ္တဝေဝကသည်၊ ကေန၊ အဘယ်တရားကြောင့်၊ နုပ္ပကာသတိ၊ မထင်ရှားသနည်း၊ ကော၊ အဘယ်တရားတို့ကို၊ အဿ၊ ထိုသတ္တဝေဝကကို၊ အတိထေပနံ၊ လိမ်းကျံတတ်၏ဟူ၍၊ တံ၊ အရှင်ဘုရားသည်၊ ဗြူထိ၊ ဟောသနည်း၊ တဿ၊ ထိုသတ္တဝေဝက၏၊ ကော၊ အဘယ်တရားတို့ကို၊ မဟတ္တသံ၊ ကြီးစွာသော ဘေးဟူ၍၊ ဗြူထိ၊ ဟောသနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိသော၊ အဇိတော၊ အဇိတပုဂ္ဂိုလ်သည်၊ ဝုတ္တိ၊ မေး၏။ ကေနယု နိဂုတော ဇောကောတိပဒယ၊ ကေနယု နိဂုတော ဇောကောဟူသောပုဒ်၏၊ အတ္ထော၊ အနက်ကို၊ ဝေံ၊ ဤသို့၊ ဝေဒိတဇ္ဇော၊ သိအပ်၏၊ နိရယာ ဇောကော၊ ငရဲပြည်လည်းကောင်း၊ တိရစ္ဆာန်ဇောကော၊ တိရစ္ဆာန်၏နေရာလည်းကောင်း၊ ပေတ္တိဝိသယဇောကော၊ ဝိတ္တာတို့၏ ဖြစ်ရာလည်းကောင်း၊ မနုဿ ဇောကော၊ လူ့ပြည်လည်းကောင်း၊ ဒေဝဇောကော၊ နတ်ပြည်လည်းကောင်း၊ ခန္ဓဇောကော၊ ခန္ဓာငါးပါးဟူသော ဇောက လည်းကောင်း၊ ဓာတုဇောကော၊ ဓာတ်တဆဲ့

ရှစ်ပါးဟူသောသောကထည်းကောင်း၊ အာယတနသောကော၊ အာယတန
တဆဲ၊ ရှစ်ပါးဟူသော သောက ထည်းကောင်း၊ အယံသောကော၊ ဤစုရူ
ပွန်သောက ထည်းကောင်း၊ ပရောသောကော၊ စမလွန်သောက ထည်း
ကောင်း၊ ဗြဟ္မသောကော၊ ဗြဟ္မပြည်ထည်းကောင်း၊ ဒေဝသောကော၊ နတ်
ပြည်ထည်းကောင်း၊ အယံ၊ ဤသည်ကို၊ သောကော၊ သောကဟူ၍၊ ဝုစ္စတံ၊
ဆိုအပ်၏။ အယံသောကော၊ ဤသတ္တသောကကို၊ ကေန၊ အတယ် တရား
သည်း၊ အဝုတော၊ ပိတ်ပင်အပ်သနည်း၊ နိဝုတော၊ ပိတ်ဖုံးအပ်သနည်း၊ ဩဝ
ဇော၊ အောက်အဖို့ဖြင့်ဖုံးလွှမ်းအပ်သနည်း၊ ပိဟိတော၊ အထက်အဖို့ဖြင့်ပိတ်
အပ်သနည်း၊ ပရိစ္ဆန္နော၊ ဖုံးအပ်သနည်း၊ ပရိကုဇ္ဈိတော၊ အောက်ယိုမှက်နှာ
ပြု၍ထားအပ်သနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကေနသုနိဝုတောသော
ကောတိပဒဿ၊ ကေနသုနိဝုတောသောကောဟူသောပုဒ်၏၊ အတ္ထော၊ အ
နက်တည်း။ ဣစ္စာယသ္မာအဇိတောတိတ္ထေပဒေ၊ ဣစ္စာယသ္မာအဇိတော
ဟူသောဤမာင်္ဂါ၊ ဣစ္စာတိ၊ ဣစ္စာဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်၏စပ်ခြင်း
တည်း၊ ပဒသံသဂ္ဂေါ၊ ပုဒ်၏ နှိုးနှောခြင်းတည်း၊ ပဒပါရိပုရိ၊ ပုဒ်၏ပြည့်ခြင်း
တည်း၊ အက္ခရသမဝါယော၊ အက္ခရာ၏ မှုခြင်းတည်း၊ ဗျဉ္ဇနထိလိဋ္ဌတာ၊
ဗျည်း၏ ပြေပြစ်သော အဖြစ်တည်း၊ ဣစ္စာတိဇေတံဝနံ၊ ဣစ္စာဟူသောဤပုဒ်
သည်၊ ပဒါနုပုဗ္ဗတာ၊ ပုဒ်သို့ အစဉ်လိုက်သော်ပုဒ်၏ အဖြစ်တည်း၊ အာယ
သ္မာဘိ၊ အာယသ္မာဟူသည်ကား၊ ဝိယဝစနံ၊ ချစ်တွတ်သောစကားတည်း၊
ဂရုဝစနံ၊ အဝေးပြုသော စကားတည်း၊ အာယသ္မာတိဇေတံဝစနံ၊ အာယသ္မာ
ဟူသော ဤသဒ္ဒါသည်၊ ဂါရဝသပ္ပ တိသ္မာဝိဝစနံ၊ ရိုသေ တုံ့ဝပ်ကျိုးနွဲ့
သောစကားတည်း၊ အဇိတောတိ၊ အဇိတောဟူသည်ကား၊ တဿဗြဟ္မဏ
ဿ၊ ထိုပုဏ္ဏား၏၊ နာမံ၊ အမည်တည်း၊ သင်္ခါ၊ ဆိုခြင်း၊ သမညာ၊ သရတ်
ခြင်း၊ ပညတ္တိ၊ ထိစေခြင်း၊ ဝေါဟာရော၊ ဝေါဝေါခြင်း၊ နာမံ၊ အမည်၊ နာမက
မ္ပံ၊ အမည်မှည့်ခြင်း၊ နာမဇေယျံ၊ အမည်နှင့်စပ်ခြင်း၊ နိရုတ္တိ၊ ဖော်ထုတ်
ခြင်း၊ ဗျဉ္ဇနံ၊ ပြုခြင်း၊ အဘိဏာပေါ၊ ဟောခြင်းတည်း။ ဣတိအယံ၊ ဤသည်
လျှင်၊ ဣစ္စာယသ္မာအဇိတောတိပဒဿ၊ ဣစ္စာယသ္မာအဇိတောဟူသောပုဒ်
၏၊ အတ္ထော၊ အနက်တည်း။ ကေနသုနိဝုတောသတိတိ၊ ကေနသုနိဝုတောသ
တိဟူသည်ကား၊ ကေန၊ အတယ်တရားကြောင့်၊ သောကော၊ သတ္တသော
က သည်၊ နပ္ပကာသတိ၊ မထင်ရှားကုန်သနည်း၊ နဘာသတိ၊ ပညာရှောင်မရှိ
သနည်း၊ နတပတိ၊ ပညာဖြင့် မတောက်ပသနည်း၊ နဝိရောစတိ၊ ပညာဖြင့်
မတင့်တယ်သနည်း။ နုညာယတိ၊ မထိသနည်း၊ နုညာယတိ၊ မထင်ရှားသ

နည်း၊ ဣတိအယံ ဤသည်လျှင်၊ ကေနဿုနုပ္ပကာသတိတိပဒဿ၊ ကေန
ထုနုပ္ပကာသတိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကိဿာဘိလေပနံ
ဖြူသိတိပဒဿ၊ ကိဿာဘိလေပနံဖြူသိဟူသောဟူပုဒ်၏၊ အတ္ထော၊ အ
နက်ကို၊ ဝေဇိတဗ္ဗော၊ သိအပ်၏၊ ကိံ၊ အဘယ်တရားကို၊ လောကဿ၊ သတ္တ
လောကကို၊ လေပနံ၊ လိမ်းကျံတတ်၏၊ သဂ္ဂနံ၊ ပြုတတ်၏၊ ဗန္ဓနံ၊ ဖွဲ့တတ်၏
ဟူ၍၊ ဖြူသိ၊ ဟောတော်မူသနည်း၊ ကေန၊ အဘယ်တရားသည်၊ လောကော၊
သတ္တလောကကို၊ ဥပတ္တိဏေသော၊ ပူပန်စေအပ်၏၊ လိတ္ထော၊ လိမ်းကျံစေ
အပ်၏၊ သံလိတ္ထော၊ မြေစွာလိမ်းကျံအပ်၏၊ ဥပသိတ္ထော၊ ကင်၍လိမ်းကျံ
အပ်၏၊ ကိလိတ္ထော၊ ညစ်ညူးစေအပ်၏၊ သံကိလိတ္ထော၊ အမြဲညစ်ညူးစေအပ်
၏၊ မက္ခိတော၊ လိမ်းကျံအပ်၏၊ သံသဠော၊ နှိုးနှော၏၊ ထဂ္ဂေါ၊ ပြု၏၊ ထဂ္ဂိ
တော၊ အာရုံ၌ တပ်သော အားဖြင့်ပြု၏၊ ပလိဗုဒ္ဓေါ၊ အာရုံ၌ဖွဲ့၏ဟူ၍၊ ဖြူသိ
အာရုံထု၊ ကြားသနည်း၊ ဒေသေသိ၊ ဟောသနည်း၊ ပညာပေသိ၊ သိစေသ
နည်း၊ ပဋ္ဌပေသိ၊ ထားသနည်း၊ ဝိဝရေသိ၊ ဖွင့်သနည်း၊ ဝိဘဇေသိ၊ ခွဲချင်းဝေ
ဘန်သနည်း၊ ဥတ္တဝနိံ၊ ကရောသိ၊ ထင်ရှားပြုသနည်း၊ ပကာသေသိ၊ ထင်ရှား
ပြုသနည်း၊ ဣတိအယံ ဤသည်လျှင်၊ ကိဿာဘိလေပနံဖြူသိတိပဒဿ၊ ကိ
ဿာဘိလေပနံဖြူသိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကိံ သုတဿ
မဟတ္တယန္တိ၊ ကိံ သုတဿမဟတ္တယံ ဟူသည်ကား၊ ကိံ အဘယ်တရား
ကို၊ လောကဿ၊ သတ္တလောက၏၊ ဘယံ၊ တေးဟူ၍၊ မဟတ္တယံ၊ ကြီးစွာ
သောတေးဟူ၍၊ ဝိဇ္ဇနံ၊ နှိပ်စက်၏ဟူ၍၊ စာရနံ၊ ထိခိုက်၏ဟူ၍၊ ဥပဒ္ဒဝေါ၊
ညှင်းဆဲ၏ဟူ၍၊ ဥပသဂ္ဂေါ၊ ကပ်ငြိ၏ဟူ၍၊ ဖြူသိ၊ ဟောသနည်း၊ ဣတိအ
အယံ ဤသည်လျှင်၊ ကိံ သုတဿမဟတ္တယန္တိ ပဒဿ၊ ကိံ သုတဿမ
ဟတ္တယံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သော
ဖြာဟူကော၊ ထိုအဇိတပုဏ္ဏားသည်၊ ကေနဿုနုပ္ပကာသတိ ကိဿာဘိလေပနံဖြူသိကိံ သု
တဿမဟတ္တယန္တိ၊ ကေနဿုနုပ္ပကာသတိ၊ ကိဿာဘိလေပနံဖြူသိ၊ ကိံ သုတဿမဟတ္တယံ
ဟူ၍၊ အာဟ၊ ဆိုပြီ ။

၉

အဇိတပုဏ္ဏား၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်၊ လောကော၊ သတ္တ
လောကကို၊ နိရုတော၊ ဝိတ်ဖူးအပ်၏၊ ဝေဝိဇ္ဇာ၊ ဝန်တိုခြင်းကြောင့် ထည်း
ကောင်း၊ ဝေမာခါ၊ မေ့လျော့ခြင်းကြောင့်ထည်းကောင်း၊ လောကော၊ သတ္တလော
ကသည်၊ နုပ္ပကာသတိ၊ မပင်ရှား၊ ဇပ္ပေါ၊ တဏှာသည်၊ အာသ၊ ထိုသတ္တလော

ကင်္ဂါ၊ အဘိဓေခနံ၊ လိပ်းကျံတတ်၏၊ ဒုက္ခံ၊ ဇာဟိစသောဒုက္ခသည်၊ အသထိသတ္တဇောက၏၊ မဟတ္ထံ၊ ကြီးစွာသောဘေးတည်း၊ ဣတိ၊ ဤသို့၊ ဗြုမိဟော၏၊ ဣတိ၊ ဤသို့၊ ဘဝေါ၊ မြတ်စွာကျရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏၊ အဝိဇ္ဇာယနိဝုဒတာဇောကောတိဇ္ဈေပဒေ၊ အဝိဇ္ဇာယနိဝုဒတာဇောကောဟုသောဤပုဒ်၌၊ အဝိဇ္ဇာတိ၊ အဝိဇ္ဇာဟုသည်ကား၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဒုက္ခသမုဒယေ၊ ဒုက္ခ၏အကြောင်းဖြစ်သောသမုဒယသစ္စာ၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာဖြစ်သောနိဗ္ဗာန်၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဒုက္ခနိရောဓပေါဒါနိယာ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော၊ ပရိပဒါယ၊ အကျင့်၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဝုဗ္ဗန္တေ၊ ရှေ့အဘို့၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ အသရန္တေ၊ နောက်အဘို့၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဝုဗ္ဗန္တေ၊ ပရန္တေ၊ ရှေ့နောက်အဘို့၌၊ အညာတံ၊ မထိခြင်းသည်ထည်းကောင်း၊ ဣဒပ္ပတ္တယတာပရိစ္ဆသမုပ္ပန္နသု၊ အကြောင်းအကျိုးဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အညာတံ၊ မထိခြင်းသည် ထည်းကောင်း၊ ဧဝရူပံ၊ ဤသို့ သဘောရှိသော၊ ယံအညာတံ၊ အခြွင်မထိခြင်းသည်ထည်းကောင်း၊ အဒသနံ၊ မမြင်ခြင်းသည်ထည်းကောင်း၊ အနဘိသမယော၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မထိခြင်းသည် ထည်းကောင်း၊ အနနုဗောဓော၊ ထောက်ပတ်စွာမထိခြင်းသည်ထည်းကောင်း၊ အသမ္မောဓော၊ အနိစ္စစသည်တို့ဖြင့်၊ မထိခြင်းသည်ထည်းကောင်း၊ အပ္ပဗ္ဗိဝေဓော၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍မထိခြင်းသည်ထည်းကောင်း၊ အသံဂါဟနာ၊ အနိစ္စစသောအားဖြင့်မယူခြင်းသည်ထည်းကောင်း၊ အပရိယောဂါဟနာ၊ အနိစ္စစသောအားဖြင့်သက်ဝင်၍မယူခြင်းသည်ထည်းကောင်း၊ အသမပေက္ခနာ၊ ညီညွတ်စွာမရှုခြင်းသည်ထည်းကောင်း၊ အပစ္စဝေက္ခနာ၊ တရားသဘောကို မဆင်ခြင် ခြင်းသည်ထည်းကောင်း၊ အပစ္စက္ခနကမ္ဘံ၊ တရားကိုမျက်မှောက်မပြုခြင်းသည်ထည်းကောင်း၊ ဒုမ္ပန္နံ၊ မပြုစင်ခြင်းထည်းကောင်း၊ ဗာလံ၊ ချိက်သောသူ၏အဖြစ်သည်ထည်းကောင်း၊ အသမ္ပတ္တံ၊ အဆင်အခြင်မရှိခြင်းသည် ထည်းကောင်း၊ မောဟော၊ ကွေဝခြင်းသည် ထည်းကောင်း၊ သမ္မောဟော၊ ထက်ဝန်းကျင်မှ တွေဝခြင်းသည် ထည်းကောင်း၊ အဝိဇ္ဇာ၊ မထိခြင်းသည်ထည်းကောင်း၊ အဝိဇ္ဇာစော၊ နှစ်ပွန်းတတ်သောအဝိဇ္ဇာစာသည် ထည်းကောင်း၊ အဝိဇ္ဇာယောဂေါ၊ ဝန်၌ယှဉ်စေတတ်သော အဝိဇ္ဇာယောဂသည်ထည်းကောင်း၊

အဝိဇ္ဇာနုဿယော၊ ဝန့်ဗ္ဗိကိမ်းစေတတ်သော အဝိဇ္ဇာနုဿယ သည်လည်း
 ကောင်း၊ အဝိဇ္ဇာပရိယုဋ္ဌာနံ၊ ဝိတ်ကိုနှိပ်စက်တတ်သော အဝိဇ္ဇာသည်လည်း
 ကောင်း၊ အဝိဇ္ဇာသင်္ဂီ၊ ဖွင့်ထွက်ခဲ့သောတံခါးနှင့်တူသော အဝိဇ္ဇာသည်လည်း
 ကောင်း၊ မောဟော၊ တွေဝေခြင်းသည်လည်းကောင်း၊ အက္ခယလမူလံ၊ အ
 ကုသိုလ်၏မူလသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ အယံ ဤသည်ကို၊ အဝိဇ္ဇာ
 အဝိဇ္ဇာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဝေဝကောတိ၊ ဝေဝကောဟူသည်ကား၊
 နိမုယဝေဝကော၊ နိမုယဝေဝကသည် လည်းကောင်း၊ တိရုစ္ဆာနုဝေဝ
 ကော၊ တိရုစ္ဆာနု ဝေဝကသည် လည်းကောင်း၊ ပေတ္တိဝိသယဝေဝကော၊
 ပေတ္တိဝိသယဝေဝကသည်လည်းကောင်း၊ မနုဿဝေဝကော၊ မနုဿဝေဝ
 ကသည်လည်းကောင်း၊ ဒေဝလောကော၊ ဒေဝလောကသည်လည်းကောင်း၊
 ခန္ဓဝေဝကော၊ ခန္ဓဝေဝကသည် လည်းကောင်း၊ ဓာတုဝေဝကော၊ ဓာတု
 ဝေဝကသည်လည်းကောင်း၊ အာယတနဝေဝကော၊ အာယတနဝေဝက
 သည် လည်းကောင်း၊ အယံဝေဝကော၊ ဤပစ္စုပ္ပန် ဝေဝကသည် လည်း
 ကောင်း၊ ပရဝေဝကော၊ တမလွန်လောကသည်လည်းကောင်း၊ ဗြဟ္မဝေဝ
 ကော၊ ဗြဟ္မဝေဝကသည်လည်းကောင်း၊ ဒေဝဝေဝကော၊ ဒေဝဝေဝက
 သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ အယံ ဤသည်ကို၊ ဝေဝကော၊ ဝေဝကဟူ
 ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အယံဝေဝကော၊ ဤသတ္တဝေဝကကို၊ ဣမာယအ
 ဝိဇ္ဇာယ၊ ဤအဝိဇ္ဇာသည်၊ အာဝုတော၊ ပိတ်ပင်အပ်၏၊ နိဝုတော၊ ပိတ်ဖုံးအပ်
 ၍၊ ဩဝုဒ္ဓာ၊ အောက်အဘို့ဖြင့်ဖုံး ထွင်းအပ်၏၊ ဝိဟိတော၊ အထက်အဘို့
 ဖြင့်ပိတ်အပ်၏၊ ပရိစ္ဆန္နော၊ ဖုံးအပ်၏၊ ပရိကုဇ္ဇိတော၊ အောက်သို့မျက်နှာပြု
 ၍ထားအပ်၏၊ ဣတိအယံ ဤသည်သျှင်၊ အဝိဇ္ဇာယနိဝုတော၊ ဝေဝကော၏
 ပဒဿ၊ အဝိဇ္ဇာယနိဝုတော ဝေဝကော ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ အဇိဘာတိ၊ အဇိတဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ တံပြောဟူလံ၊
 ထိုပုစ္ဆားကို၊ နာမေန၊ အမည်ဖြင့်၊ အာထပတိ၊ ခေါ်တော်မူ၏၊ ဘဂဝါတိ၊
 ဘဂဝါဟူသော ဤအမည်တော်သည်၊ ဂါရဝါမိဝစနံ၊ ရိုသေသဖြင့်ဆိုအပ်
 သောအမည်တော်တည်း၊ အပိစ၊ တနည်းလည်း၊ ဘဂ္ဂရာဂေါ၊ ရာဂကိုဖျက်
 ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့သောအကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါ
 မည်တော်မူ၏၊ ဘဂ္ဂဒေါသော၊ ဒေါသကိုဖျက်ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့
 သောအကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂ္ဂမော
 ဟော၊ မောဟကိုဖျက်ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့သောအကြောင်းကြောင့်
 လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂ္ဂမာနော၊ မာနကိုဖျက်ဆီးတော်

☰

မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်
 တော်မူ၏၊ ဘဂ္ဂဒိဋ္ဌိ၊ ဒိဋ္ဌိကိုဖျက်ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်း
 ကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂ္ဂက၊ ဣန္ဒြေကော၊ ကိလေသာ
 တည်းဟူသော ငြောင့်ကိုဖျက်ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်း
 ကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂ္ဂကိလေသာ၊ ကိလေ
 သာကိုဖျက်ဆီးတော်မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့် လည်း၊
 ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဓမ္မရတနံ၊ တရားတည်းဟူသော ရတနာကို၊
 ဘဒ္ဒိ၊ ပေဘန်တော်မူပြီ၊ ဝိသဒ္ဓိ၊ အထူးသဖြင့် ပေဘန်တော်မူပြီ၊ ပဝိဘဒ္ဓိ၊
 အပြားအားဖြင့် ပေဘန်တော်မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်
 လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဝါနံ၊ ဘဝသုံးပါးတို့၏၊ အန္တံ၊
 အဆုံးကို၊ ကရောတိ၊ ပြုတော်မူတတ်၏၊ ဣတိပိ၊ ဤသို့သော အကြောင်း
 ကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘာဝိတကာယော၊ ပွားစေ
 အပ်ပြီးသော နာမကာယရှိတော်မူပြီ၊ ဘာဝိတသိဇေဝံ၊ ပွားစေအပ်သော
 သိလရှိတော်မူပြီ၊ ဘာဝိတစိတ္တော၊ ပွားစေအပ်သော စိတ်ရှိတော်မူပြီ၊ ဘာဝိ
 တပညော၊ ပွားစေအပ်သော ပညာရှိတော်မူပြီ၊ ဣတိပိ၊ ဤသို့သော အကြောင်း
 ကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ အရညဝနပတ္တာနိ၊ တောအုပ်ဖြစ်ကုန်သော၊ ပန္နာနိ၊ အစွန်ဖြစ်ကုန်
 သော၊ အပ္ပသဒ္ဓါနိ၊ လူသိနည်းကုန်သော၊ အပ္ပနိဋ္ဌေသာသနံ၊ ကြွေးကျော်သံ
 နည်းကုန်သော၊ ဝိဇနဝါတာနိ၊ လူတို့သွားလာသဖြင့် ဖြစ်သော လေမှကင်း
 ကုန်သော၊ မနုဿရာဟသေကာနိ၊ လူတို့၏မျှော်ရှင်ခြင်း ငြိထိုက်ကုန်သော
 ပရိသညာဏသဒရုပ္ပါနိ၊ ကျိန်းအောင်းခြင်းငှါ လျှောက်ပတ်ကုန်သော၊ သေ
 နာသနာနိ၊ ကျောင်းအိပ်ရာ နေရာတို့သို့၊ ဘဒ္ဓိ၊ လည်းကပ်တော်မူအပ်၏၊
 ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ
 ၏၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ စိဝရိဏ္ဍပါတသေနာသနိလနပစ္စယ
 ဘောသန္တပရိက္ခာရာနံ၊ သင်္ကန်းဆွမ်းကျောင်းအိပ်ရာ နေရာသူနာ၏ အထေဝံ
 အပနံဖြစ်သော ဆေးပရိက္ခရာတို့၏၊ ဘာဝိ၊ အတို့ရှိတော်မူ၏၊ ဣတိပိ၊ ဤသို့
 သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂဝါ၊
 မြတ်စွာထုရားသည်၊ အတ္တရသဿ၊ အကျိုးပြည့်စုံခြင်း၏ လည်းကောင်း၊
 ဓမ္မရသဿ၊ အကြောင်းပြည့်စုံခြင်း၏ လည်းကောင်း၊ ဝိရုတ္တိရသဿ၊
 အရဟတ္တဖိုလ်ပြည့်စုံခြင်း၏ လည်းကောင်း၊ အမိဝီလဿ၊ အလွန်သော
 သိလ၏လည်းကောင်း၊ အဓိစိတ္တဿ၊ အလွန်သောစိတ်၏ လည်းကောင်း၊

အဓိပညာယ၊ အလွန်သောပညာ၏သည်းကောင်း၊ ဘာဂီ၊ အတ္တိရှိတော်မူ
 ၏၊ ဣတိဝါ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်
 တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ စတုန္ဒ၊ လေးပါးကုန်သော၊ ဈာနာနံ၊
 ဈာန်ဘုံကို၊ စတုန္ဒ၊ လေးပါးကုန်သော၊ အပ္ပမညာနံ၊ အပ္ပမညာတို့ကို၊ စတုန္ဒ၊
 လေးပါးကုန်သော၊ အဗ္ဗပသမာပတ္တိနံ၊ အဗ္ဗပသမာပတ်တို့ကို၊ အဋ္ဌန္တံ၊ ရှစ်ပါး
 ကုန်သော၊ အဘိ အာယတနာနံ၊ ထင်ရှားသော အာယတနဟု ဆိုအပ်သော
 ကသိုဏ်း၏အာရုံတို့ကို၊ နဝန္တံ၊ ကိုးပါးကုန်သော၊ အနုပုဗ္ဗသမာပတ္တိနံ၊ အစဉ်
 အတိုင်းဝင်စားအပ်ကုန်သော သမာပတ်တို့ကို၊ ဘာဂီ၊ အတ္တိရှိတော်မူ၏၊ ဣ
 တိဝါ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဒသန္တံ၊ ဆယ်ပါးကုန်သော၊ သညာဘာဝနာနံ၊
 အနိဗ္ဗသညာအစရှိသောပွားခြင်းတို့ကို၊ ဒသန္တံ၊ ဆယ်ပါးကုန်သော၊ ကသိ
 ကသမာပတ္တိနံ၊ ကသိုဏ်းသမာပတ်တို့ကို၊ အာနာပါနာသတိသမာဓိဿ၊
 အာနာပါနာသတိနှင့် စပ်သောသမာဓိကို၊ အသုဘသမာပတ္တိယာ၊ အသုဘ
 ဈာန်သမာပတ်ကို၊ ဘာဂီ၊ မြဲတော်မူတတ်၏၊ ဣတိဝါ၊ ဤသို့ သောအ
 ကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ စတုန္ဒ၊ လေးပါးကုန်သော၊ သတိပဋ္ဌာနာနံ၊ သတိပဋ္ဌာန်တို့ကို၊
 စတုန္ဒ၊ လေးပါးကုန်သော၊ သမ္ပပ္ပခာနံ၊ သမ္ပပ္ပခာန်တို့ကို၊ စတုန္ဒ၊ လေးပါးကုန်
 သော၊ ဣဒ္ဓါဒါနံ၊ ဣဒ္ဓါဒါနံတို့ကို၊ ပဋ္ဌန္တံ၊ ငါးပါးကုန်သော၊ ဣန္ဒြိယာနံ၊ ဣန္ဒြိယ
 တို့ကို၊ ပဋ္ဌန္တံ၊ ငါးပါးကုန်သော၊ ဗညာနံ၊ ဗိုလ်တို့ကို၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊
 ဗောဇ္ဈင်္ဂါနံ၊ ဗောဇ္ဈင်္ဂါတို့ကို၊ အရိယဿ၊ မြတ်သော၊ အဋ္ဌကိကာယာ၊ အင်္ဂါရှစ်
 ပါးရှိသော၊ မဂ္ဂဿ၊ မဂ်ကို၊ ဘာဂီ၊ မြဲတော်မူတတ်၏၊ ဣတိဝါ၊ ဤသို့သော
 အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ ဒသန္တံ၊ ဆယ်ပါးကုန်သော၊ တထာဂတဗညာနံ၊ မြတ်စွာဘုရား
 ၏အားတော်တို့ကို၊ စတုန္ဒ၊ လေးပါးကုန်သော၊ ဝေသာရဇ္ဇာနံ၊ ဝေသာရဇ္ဇ
 ညာဏ်တို့ကို၊ စတုန္ဒ၊ လေးပါးကုန်သော၊ ပရိသန္တိဒါနံ၊ ပရိသန္တိဒါတို့ကို၊
 ဆန္တံ၊ ခြောက်ပါးကုန်သော၊ အဘိညာဏံ၊ အဘိညာဏ်တို့ကို၊ ဆန္တံ၊ ခြောက်ပါး
 ကုန်သော၊ ဗုဒ္ဓဓမ္မာနံ၊ မြတ်စွာဘုရားတရားတော်တို့ကို၊ ဘာဂီ၊ ဝေတာနံဆည်း
 ကပ်တော်မူတတ်၏၊ ဣတိဝါ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊
 ဘဂဝါမည်တော်မူ၏၊ ဘဂဝါတိတေနာမံ၊ ဘဂဝါဟူသောဤအမည်တော်
 ကိုမောစရာ၊ မဟိတော်သည်၊ နကတံ၊ မမှည့်အပ်၊ ပီတရာ၊ စမည်းတော်
 သည်၊ နကတံ၊ မမှည့်အပ်၊ ဘာဘရာဗြီတော်သည်၊ နကတံ၊ မမှည့်အပ်၊

ဘဂိနိယာ၊ နှမတော်သည်၊ နကတံ၊ မမှည့်အပ်၊ ဂိတ္တာမဂ္ဂေဟိ၊ အထွေခင်
 ပွန်းအကျွန်းဝင်သော သူတို့သည်၊ နကတံ၊ မမှည့်အပ်၊ ဥာတိသာလောဟိ
 ကေဟိ၊ ဆွေတော်မျိုးတော်တို့သည်၊ နကတံ၊ မမှည့်အပ်၊ သမဏဗြာဟ္မ
 ဇောဟိ၊ ရဟန်းပုတ္တားတို့သည်၊ နကတံ၊ မမှည့်အပ်၊ ဒေဝတာဟိ၊ နတ်တို့
 သည်၊ နကတံ၊ မမှည့်အပ်၊ ယဒိဒိဘဂဝါတိနာမံ၊ အကြင်ဘဂဝါဟူသော
 အမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ တေနာမံ၊ ထိုဘဂဝါဟူသော အမည်တော်
 သည်၊ ဘဂဝန္တေနံ၊ တုန်းတော်ကြီးကုန်သော၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏၊
 ဝိမောက္ခန္တိကံ၊ အရဟတ္တမဂ်၏အဆုံး၌တည်ကုန်သော၊ ဗောဓိယာမုဿေ၊
 ဗောဓိပင်ရင်း၌၊ သဗ္ဗညုတညာဏဿ၊ သဗ္ဗညုတညာဏ်ကို၊ သဟံပဗ္ဗိဿ
 ဘာ၊ ရသည်နှင့်တကွ၊ သန္တိကာ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပ
 ညုတ်တော်တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ အဇိတာတိဘဂဝါတိ၊ ဝေဒဿ၊
 အဇိတာတိဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧဝိန္ဒ္ရိယမာဒါ
 နုပ္ပကာသတိတိတ္ထေပဒေ၊ ဧဝိန္ဒ္ရိယမာဒါနုပ္ပကာသတိဟူသော ဤပုဒ်၌၊
 အာဝါသမန္တရိယံ၊ ကျောင်း၌ ဝန်တိုခြင်းလည်းကောင်း၊ ကုသမန္တရိယံ၊
 ဒါယကာ၌ ဝန်တိုခြင်းလည်းကောင်း၊ သာဘမန္တရိယံ၊ သာဘ၌ ဝန်တိုခြင်း
 ၎င်း၊ ဝတ္ထမန္တရိယံ၊ အဆင်း၌ ဝန်တိုခြင်းလည်းကောင်း၊ ဓမ္မမန္တရိယံ၊ တရား
 ၌ ဝန်တိုခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စ၊ ငါးပါးကုန်သော၊ မန္တရိယာနိ၊
 ဝန်တိုခြင်းတို့ကို၊ ဧဝိန္ဒ္ရိယ၊ ဧဝိန္ဒ္ရိယဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဧဝဉ္စပံ၊ ဤ
 သို့သဘောရှိသော၊ ယံမန္တရိယံ၊ အကြင်ဝန်တိုခြင်းသည်၊ မန္တရာယနာ၊ ဝန်
 တိုသောအခြင်းအရာသည်၊ မန္တရာယိတတ္ထံ၊ ဝန်တိုသောသူ၏ အဖြစ်သည်
 ဧဝိန္ဒ္ရိယ၊ အထူးထူးအလိုရှိသောသူ၏အဖြစ်သည်၊ ကဒရိယံ၊ မမြတ်သောအ
 ဖြစ်သည်၊ ကဠု၊ ကဠု၊ ကတာ၊ စိတ်ကိုတွန့်စေသောသူ၏အဖြစ်သည်၊ ဝိတ္တဿ
 စိတ်၏၊ အဂ္ဂဟိတတ္ထံ၊ မကြည်လင်သောသူ၏ အဖြစ်သည်၊ အတ္ထိ၊ ရှိ၏၊ ဣဒံ၊
 ဤသည်ကို၊ မန္တရိယံ၊ မန္တရိယဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ အပိစ၊ တနည်းလည်း
 ခန္ဓမန္တရိယံပိ၊ ကိုယ်ခန္ဓာ၌ ဝန်တိုခြင်းသည်လည်း၊ မန္တရိယံ၊ မန္တရိယမည်၏
 ဝေတုမန္တရိယံပိ၊ ကိုယ်၏ခေတ်၌ ဝန်တိုခြင်းသည်လည်း၊ မန္တရိယံ၊ မန္တရိယ
 မည်၏၊ အာယတနမန္တရိယံပိ၊ ကိုယ်၏အာယတန၌ ဝန်တိုခြင်းသည်လည်း၊
 မန္တရိယံ၊ မန္တရိယမည်၏၊ ဂါဟော၊ သိမ်းဆည်းခြင်းကို၊ မန္တရိယံ၊ မန္တရိယဟူ
 ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ပမာဒေါ၊ မေ့လျော့ခြင်းကို၊ ဝတ္ထဗ္ဗော၊ ဆိုအပ်၏၊ ကာယ
 ဒုပ္ပရိတေဝါ၊ ကာယဒုစရိုက်၌လည်းကောင်း၊ ဝစီဒုပ္ပရိတေဝါ၊ ဝစီဒုစရိုက်၌
 လည်းကောင်း၊ မနောဒုပ္ပရိတေဝါ၊ မနောဒုစရိုက်၌လည်းကောင်း၊ ပဉ္စသု၊

☰

ငါးပါးကုန်သော၊ ကာမဂုဏ်ထသုဝါ၊ ကာမဂုဏ်တို့၌ လည်းကောင်း၊ ဝိတ္တ
 သာ၊ စိတ်၏၊ ဝေါသဂွါ၊ မစွန့်ခြင်းသည်၊ ဝေါသပုဂ္ဂိုလ်တို့၏၊ မစွန့်ခြင်းသို့ရောက်
 ခြင်းသည်၊ ကုသယာနံ၊ ကုသိုလ် ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဘာ
 ဝနာယ၊ ပွားခြင်းငှါ၊ အသက္ကဋ္ဌ ကိရိယတော၊ အရိုအသေ မပြုသောသူ
 ၏အဖြစ်သည်၊ အသာတစ္ဆကိရိယတော၊ အထေးအမြတ်မပြုသောသူ၏အဖြစ်
 သည်၊ အနိဗ္ဗိတကိရိယတော၊ မတည်ကြည်သော အဖြစ်သည်၊ ဩလိနုပုတ္တိ
 တော၊ တွန့်ဘိုသောအဖြစ်သည်၊ နိက္ခိတ္တဆန္ဒတော၊ ချသောဆန္ဒရှိသည်၏အ
 ဖြစ်သည်၊ နိက္ခိတ္တရုဓတော၊ ချသောဝန်ရှိသည်၏အဖြစ်သည်၊ အနာယောဝနာ၊
 မမှီဝဲခြင်းသည်၊ အဘာဝနာ၊ မပွားခြင်းသည်၊ အဗဟူလိက ဓမ္မံ၊ အကြိမ်များ
 စွာပြုခြင်းသည်၊ အနုမိဋ္ဌာနံ၊ မဆောက်တည်ခြင်းသည်၊ အနန္တယောဂေါ၊
 မဟုတ်ခြင်းသည်၊ ပမာဒေါ၊ ပမာဒမည်၏၊ ဝေဂ္ဂပေါ၊ ဤသို့သတောရှိသော၊
 ယောပမာဒေါ၊ အကြင်မေ့လျော့ခြင်းသည် လည်းကောင်း၊ ပမတ္တနာ၊ မေ့
 လျော့သောအခြင်းအရာသည်လည်းကောင်း၊ ပမဇ္ဇိတတ္ထံ၊ မေ့လျော့သောသူ
 ၏အဖြစ်လည်းကောင်း၊ အတ္ထိ ရှိ၏အယံ၊ ဤဘုရားကို၊ ပမာဒေါ၊ ပမာဒဟူ
 ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဝေဝိစ္ဆာပမာဒါနု ပုဏ္ဏာသတိတိ၊ ဝေဝိစ္ဆာပမာဒါနုပု
 ဏ္ဏာသ တိဟူသည်ကား၊ ဣမိနာစမတ္ထရိယေန၊ ဤသို့ ဝန်တိုခြင်းကြောင့်
 လည်းကောင်း၊ ဣမိနာစပမာဒေန၊ ဤသို့ မေ့လျော့ခြင်း ကြောင့် လည်း
 ကောင်း၊ ဣဝေကော၊ သက္ကလောကသည်၊ နုပ္ပကာသတိ၊ မထင်ရှား၊ နာဘာသ
 တိ၊ ပညာရောင်မရှိ၊ နတပတိ၊ ပညာဖြင့်မတောက်ပ၊ နဝိရောစတိ၊ ပညာဖြင့်
 မတင့် ကလံ၊ နညာယတိ၊ မထိ၊ နပညာယတိ၊ မထင်ရှား၊ ဣတိအယံ၊ ဤသည်
 လျှင်၊ ဝေဝိစ္ဆာပမာဒါ နုပ္ပကာသတိဘိပဒေသာ၊ ဝေဝိစ္ဆာပမာဒါနုပ္ပကာသ
 တိဟူသောဝုဒ်၏အတ္ထော၊ အနက်တည်း၊ ဇပွါဘိယေပနံ၊ ဗြူမိတိတ္ထေပဒေ၊
 ဇပွါဘိယေပနံ၊ ဗြူမိဟူသောဤဝုဒ်၌၊ တဏှာ၊ တဏှာကို၊ ဇပွါ၊ ဇပွါဟူ၍၊
 ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရားဂါ အကြင်တစ်သောရာဂသည်လည်းကောင်း၊
 သာရာဂေါ၊ ပြင်းစွာတစ်သောရာဂသည်လည်းကောင်း၊ အနန္တယော၊ အာရုံ
 ၌ဖြစ်စေခြင်းတဏှာသည်လည်းကောင်း၊ အနုရောဓော၊ အနု၌ မဆန့်ကျင်
 ခြင်းတဏှာသည်လည်းကောင်း၊ နန္ဒိရာဂေါ၊ အဖန်တလဲလဲနှစ်သက်သောတဏှာ
 လည်းကောင်း၊ ဝိတ္တသာ၊ စိတ်၏၊ သာရာဂေါ၊ ပြင်းစွာတစ်သောတဏှာသည်
 ၎င်း၊ ဣစ္ဆာ၊ လိုချင်တတ်သောတဏှာသည် လည်းကောင်း၊ မုစ္ဆာ၊ တွေဝေ
 ကြောင်းဖြစ်သောတဏှာသည်လည်းကောင်း၊ အန္တောသာနံ၊ အလွန်သက်
 ဝင်ကတ်သောတဏှာသည် လည်းကောင်း၊ ရောဓော၊ မက်မောကြောင်း

ဖြစ်သော တဏှာသည် လည်းကောင်း၊ ပထိဇရာခေ၊ အလွန်မက်မော
 ကြောင်းဖြစ်သော တဏှာသည် လည်းကောင်း၊ သင်္ကေ၊ ပြိကြောင်းဖြစ်
 သော တဏှာသည် လည်းကောင်း၊ ပကော၊ အလွန်ငြိကြောင်းဖြစ်သော
 တဏှာသည်လည်းကောင်း၊ ဇော၊ ဘဝကို ငင်ကြောင်း ဖြစ်သော တဏှာ
 သည်လည်းကောင်း၊ မာသာ၊ ဟုည့်ပတ်တတ်သော တဏှာသည်လည်း
 ကောင်း၊ ဇနိကာ၊ ဖြစ်စေတတ်သော တဏှာသည်လည်းကောင်း၊ သဗ္ဗနနိ၊
 အမြဲဖြစ်စေတတ်သော တဏှာသည် လည်းကောင်း၊ သိပ္ပိနိ၊ စုတိပရိသန္ဓေ
 အားဖြင့်ချုပ်စေတတ်သော တဏှာသည် လည်းကောင်း၊ ဇာလိနိ၊ အာရုံ
 တည်းဟူသော ကွန်ယက်ရှိသော တဏှာသည် လည်းကောင်း၊ သရိတာ၊
 အာရုံ၌စွတ်စိုတတ်သော တဏှာသည်လည်းကောင်း၊ ဝိသတ္တိကာ၊ ငြိတတ်
 သော တဏှာသည် လည်းကောင်း၊ သုတ္တံ၊ ချည်ကဲ့သို့ ရစ်ပတ်ဟုတ်သော
 တဏှာသည်လည်းကောင်း၊ ဝိသဇ္ဇာ၊ ပြန်နှုတ်သော တဏှာသည်လည်း
 ကောင်း၊ အာယုာနာ၊ အားထုတ် စေတတ်သော တဏှာသည် လည်း
 ကောင်း၊ ရုတိယာ၊ မွေ့ချော်စေတတ်သော တဏှာသည် လည်းကောင်း၊
 ပကိမိ၊ တောင့်တသော တဏှာသည် လည်းကောင်း၊ တဒနေတ္တိ၊ တဝသ္မိ
 ဆောင်တတ်သော တဏှာသည် လည်းကောင်း၊ ဝနံ၊ အာရုံ၌ကပ်ငြိတတ်
 သော တဏှာသည်လည်းကောင်း၊ ဝနထော၊ အာရုံ၌ ပြင်းစွာငြိတတ်သော
 တဏှာသည်လည်းကောင်း၊ သန္ဓဝေါ၊ နှိုနှောတတ်သော တဏှာသည်လည်း
 ကောင်း၊ သိနေဟော၊ အာရုံ၌ချစ်တတ်သော တဏှာသည်လည်းကောင်း၊
 အပေက္ခာ၊ ဝဲတတ်သော တဏှာသည်လည်းကောင်း၊ ပရိဗန္ဓု၊ အသီးအခြား
 ဖွဲ့တတ်သော တဏှာသည် လည်းကောင်း၊ အာသာ၊ တောင့်တတတ်သော
 တဏှာသည် လည်းကောင်း၊ အာသိသနာ၊ တောင့်တတတ်သော အခြင်းအ
 ရာရှိသော တဏှာသည်လည်းကောင်း၊ အာသိသိတတ္တံ၊ တောင့်တတတ်
 သော သူ၏ အဖြစ်တည်းဟူသော တဏှာသည် လည်းကောင်း၊ ရူပါသာ၊
 ရူပါရုံ၌ခင်မင်တတ်သော တဏှာသည် လည်းကောင်း၊ သဒ္ဓါသာ၊ သဒ္ဓါရုံ၌
 ခင်မင်တတ်သော တဏှာသည် လည်းကောင်း၊ ဂန္ဓာသာ၊ ဂန္ဓာရုံ၌ခင်မင်
 တတ်သော တဏှာသည် လည်းကောင်း၊ ရသသာ၊ ရသရုံ၌ ခင်မင်တတ်
 သော တဏှာသည်လည်းကောင်း၊ ဗောဇ္ဇဗ္ဗာသာ၊ ဗောဇ္ဇဗ္ဗာရုံ၌ခင်မင်တတ်
 သော တဏှာသည်လည်းကောင်း၊ လောဘာသာ၊ လောဘ်၌ခင်မင်တတ်သော
 တဏှာသည် လည်းကောင်း၊ ဓနာသာ၊ ဥစ္စာ၌ခင်မင်တတ်သော တဏှာ
 သည်လည်းကောင်း၊ ပုတ္တာသာ၊ သား၌ ခင်မင်တတ်သော တဏှာသည်

လည်းကောင်း၊ ဇိဝိတာယော၊ အသက်၌ ခင်မင်တတ်သော တဏှာသည်
လည်းကောင်း၊ ဇေယျ၊ တောင့်တသော တဏှာသည် လည်းကောင်း၊ ပဇေယျ၊
အပြားအားဖြင့်တောင့်တသော တဏှာသည် လည်းကောင်း၊ အဘိဇေယျ၊
အလွန်တောင့်တတတ်သော တဏှာသည်လည်းကောင်း၊ ဇေယျနာ၊ တောင့်တ
တတ်သော အခြင်းအရာရှိသော တဏှာသည်လည်းကောင်း၊ ဇေယျာတ္တံ၊ တောင့်တသော
သူ၏အဖြစ်တည်းဟူသော တဏှာသည်လည်းကောင်း၊ ဇေယျာတ္တံ၊ အာရုံကို
ငင်တတ်သော တဏှာသည်လည်းကောင်း၊ ဇေယျာတ္တံ၊ အာရုံကို ငင်
တတ်သော အခြင်းအရာရှိသော တဏှာသည်လည်းကောင်း၊ ဇေယျာတ္တံ၊ ယိ
တုတ္တံ၊ အာရုံကို ငင်တတ်သော သူ၏ အဖြစ်တည်းဟူသော တဏှာသည်
လည်းကောင်း၊ သုသန္ဓိကတာ၊ တုန့်ထွက်တတ်သော တဏှာသည်လည်း
ကောင်း၊ သုသန္ဓိကတာ၊ ကောင်းသော အမှုကို အလိုရှိသော သူ၏အဖြစ်တည်းဟူ
သော တဏှာသည်လည်းကောင်း၊ အဓမ္မရာဂေါ၊ မသေချာသော အစုံ၌ တပ်
တတ်သော တဏှာသည် လည်းကောင်း၊ ဝိသမဇေယောတော၊ မညီမညွတ်
သော အစုံ၌ အလိုရှိတတ်သော တဏှာသည် လည်းကောင်း၊ နိကန္တိ၊ နှစ်
သက်တတ်သော တဏှာသည် လည်းကောင်း၊ နိကာမနာ၊ နှစ်သက်လိုချင်
တတ်သော တဏှာသည် လည်းကောင်း၊ ပတ္တနာ၊ တောင့်တတတ်သော
တဏှာသည် လည်းကောင်း၊ ဝိဟာနာ၊ ချစ်တတ်သော တဏှာသည်လည်း
ကောင်း၊ သမ္ပတ္တနာ၊ ကောင်းစွာတောင့်တတတ်သော တဏှာသည်လည်း
ကောင်း၊ ကာမတဏှာ၊ ကာမဘဝ၌ တောင့်တတတ်သော တဏှာသည်
လည်းကောင်း၊ ဘဝတဏှာ၊ ရူပဘဝ အရူပဘဝ၌ တောင့်တတတ်သော
တဏှာသည်လည်းကောင်း၊ ဝိဘဝတဏှာ၊ ဥဇ္ဈေဒဒိဗ္ဗိ၌ တောင့်တတတ်
သော တဏှာသည် လည်းကောင်း၊ ရူပတဏှာ၊ ရူပဘဝ၌ တောင့်တတတ်
သော တဏှာသည်လည်းကောင်း၊ အရူပတဏှာ၊ အရူပဘဝ၌ တောင့်တတတ်
သော တဏှာသည်လည်းကောင်း၊ နိရောဓတဏှာ၊ သဿတဒိဗ္ဗိ၏ချုပ်ခြင်း၌
တပ်တတ်သော တဏှာသည်လည်းကောင်း၊ ရူပတဏှာ၊ ရူပါရုံ၌ တပ်တတ်
သော တဏှာသည် လည်းကောင်း၊ သဒ္ဓါတဏှာ၊ သဒ္ဓါရုံ၌ တပ်တတ်သော
သော တဏှာသည် လည်းကောင်း၊ ဂန္ဓတဏှာ၊ ဂန္ဓရုံ၌ တပ်တတ်သော
တဏှာသည်လည်းကောင်း၊ ရသတဏှာ၊ ရသာရုံ၌ တပ်တတ်သော တဏှာ
သည်လည်းကောင်း၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗရုံ၌ တပ်တတ်သော တဏှာ
သည်လည်းကောင်း၊ ဓမ္မတဏှာ၊ ဓမ္မာရုံ၌ တပ်တတ်သော တဏှာသည်
လည်းကောင်း၊ ဩဗော၊ ဝရံ၌ တပ်တတ်သော တဏှာသည်လည်းကောင်း။

ယောဂေါ၊ ဝရိန္ဒယှဉ်စေတတ်သော တဏှာသည် သည်းကောင်း၊ ဝန္တော၊
 ဝရိန္ဒထုံးဖွဲ့စေတတ်သော တဏှာသည် ထည်းကောင်း၊ ဥပါဒါနိ၊ ဖွဲ့ထမ်း
 တက်သော တဏှာသည် သည်းကောင်း၊ အာဝ ခုထံ၊ မြစ်တတ်သော
 တဏှာသည် ထည်းကောင်း၊ နိဝရုထံ၊ ဝိတ်ပင်တတ်သော တဏှာသည်
 ထည်းကောင်း၊ ဆဒနံ၊ ဖုံးထွမ်းတတ်သော တဏှာသည် ထည်းကောင်း၊
 ဗန္ဓနံ၊ ဖွဲ့တတ်သော တဏှာသည် ထည်းကောင်း၊ ဥပက္ကိလေသော၊ ဖွဲ့စဉ်ညှိုး
 စေတတ်သော တဏှာသည် ထည်းကောင်း၊ အနုသယော၊ ဝရိန္ဒကျိန်းအောင်း
 စေတတ်သော တဏှာသည် ထည်းကောင်း၊ မရိယုဋ္ဌာနံ၊ နှိပ်စက်တတ်
 သော တဏှာသည် ထည်းကောင်း၊ ထတော၊ နွယ်ကဲ့သို့ ရပ်ပတ်တတ်သော
 တဏှာသည် ထည်းကောင်း၊ ဝေဝိ န္တံ၊ အထူးထူးအပြားပြားလိုချင်တတ်
 သော တဏှာသည် ထည်းကောင်း၊ နုက္ခမူလံ၊ နုက္ခဏီအမြစ်ဖြစ်သော တဏှာ
 သည် ထည်းကောင်း၊ နုက္ခနိဒါနံ၊ နုက္ခဏီ အကြောင်းဖြစ်သော တဏှာသည်
 ထည်းကောင်း၊ နုက္ခပ္ပာဝေါ၊ နုက္ခဏီ အပွန်ရှိသော တဏှာသည် ထည်း
 ကောင်း၊ ဝါသော၊ ကြော့ကွင်းကဲ့သို့ ဖွဲ့တတ်သော တဏှာသည် ထည်း
 မာရမာသော၊ မာရ်၏ကြော့ကွင်းဖြစ်သော တဏှာသည် ထည်းကောင်း၊
 ဗပိသံ၊ သံများကဲ့သို့ဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရာဗပိသံ၊
 မာရ်၏ သံများကောက်ဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရုပိသံ၊
 မာရ်၏အစိပ်ဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရုပိသယော၊ မာရ်
 ၏အာရုံဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရုနိဝါသော၊ မာရ်၏နေရာ
 ဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရဂေါစရော၊ မာရ်၏ကျက်စား
 ရာဖြစ်သော တဏှာသည် ထည်းကောင်း၊ မာရဗန္ဓနံ၊ မာရ်၏ အနှောင်အဖွဲ့
 ဖြစ်သော တဏှာသည် ထည်းကောင်း၊ တဏှာနုဒိ၊ စီးဝင်တတ်သော တဏှာ
 မြစ်သည် ထည်းကောင်း၊ တဏှာဇာထံ၊ ဖုံးထွမ်းတတ်သော တဏှာကွန်
 ယက်သည် ထည်းကောင်း၊ တဏှာဂဗ္ဗုလံ၊ မြို့စွာ ဖွဲ့တတ်သော တဏှာသည်
 ထည်းကောင်း၊ တဏှာသရဇ္ဈေါ၊ ပြည့်နှင်ခဲ့သော တဏှာသရဇ္ဈရာသည် ထည်း
 ကောင်း၊ အဘိဇ္ဈာ၊ အလွန်လိုချင်တတ်သော တဏှာသည် ထည်းကောင်း၊
 လောဘော၊ လိုချင်တတ်သော တဏှာသည် ထည်းကောင်း၊ အကုသဝေမူလံ၊
 အကုသိုလ်၏ မူလဖြစ်သော တဏှာသည် ထည်းကောင်း၊ အတ္တိ၊ ရှိ၏၊
 အယံ၊ ဤသည်ကို၊ ဇပေါ၊ ဇပုဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ အယံဇပေါ၊ ဤတဏှာ
 သည် လောကဿ၊ သတ္တဏောကကို၊ လေပနံ၊ ထိမ်းကျ တတ်၏၊ ထဂ္ဂနံ၊ ငြိ
 တတ်၏၊ ဗန္ဓနံ၊ ဖွဲ့တတ်၏ဟူ၍၊ မြူမိအာစိက္ခိ၊ ကြားတော်မူ၏၊ ဣမာယဇပေါ

ယ၊ ဤတထောသည်၊ ဣတော၊ သတ္တထောက၊ ဣ၊ ဥပတ္တိထောသော၊ ပူပန်
 စေအပ်၏။ ထိတ္တော၊ ထိမ်းကျွံအပ်၏၊ သံထိတ္တော၊ မြဲစွာထိမ်းကျွံအပ်၏။
 ဥပထိတ္တော၊ ကပ်၍ထိမ်းကျွံအပ်၏။ ကိထိတ္တော၊ ညစ်ညူးစေအပ်၏။ သံကိ
 ထိတ္တော၊ အမြဲညစ်ညူးစေအပ်၏။ မက္ခိတော၊ ထိမ်းကျွံအပ်၏။ သံသတ္တော၊
 နှိုးနှောအပ်၏။ ထဂ္ဂေါ၊ ငြိ၏။ ထဂ္ဂိတော၊ အာရုံ၌ တစ်သောအားဖြင့်ငြိ၏။ ပလိ
 ဗုဒ္ဓေါတိ၊ အာရုံ၌အမြဲဖွဲ့အင်၏ဟူ၍၊ ဗြူမိအာပိက္ခာမိ၊ ငါတုရားကြားထော်မှု
 ၏၊ ဒေသေမိ၊ ဟောတော်မူ၏။ ပညာပေမိ၊ သိစေ၏။ ပဋ္ဌပေမိ၊ တည်ထား၏။
 ဝိဝရာမိ၊ ဖွင့်၏။ ဝိဘဇာမိ၊ ခွဲခြမ်း၏။ ဥတ္တာနိ၊ ကရောမိ၊ ထင်ရှားပြု၏။ ပကာ
 သေမိ၊ ထင်ရှားပြု၏။ ဣတိအယံ၊ ဤသည်လျှင်၊ ဇပ္ပိတိထေပနံဗြူမိတိပဒ
 သံ၊ ဇပ္ပိတိထေပနံဗြူမိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဒုက္ခမယမ
 မဟတ္တယန္တိ၊ ဧတ္ထပဒေ၊ ဒုက္ခမယမဟတ္တယံဟူသော ဤပုဒ်၌၊ ဒုက္ခန္တိ၊
 ဒုက္ခဟူသည်ကား၊ ဇာတိဒုက္ခံ၊ ပရိသန္ဓေခဏန္တံ၊ ဖြစ်သောဆင်းရဲခြင်းလည်း
 ကောင်း၊ ဇရာဒုက္ခံ၊ ခန္ဓာအစဉ်၏ ရင့်ခြင်းတည်းဟူသော ဆင်းရဲခြင်း
 ထည်းကောင်း၊ ဗျာဓိဒုက္ခံ၊ ကြင်နာခြင်းတည်းဟူသော ဆင်းရဲခြင်းလည်း
 ကောင်း၊ မရုဏဒုက္ခံ၊ ဇီဝိတိန္ဒြေ၏ ဖြတ်ခြင်းတည်းဟူသော ဆင်းရဲခြင်း
 လည်းကောင်း၊ သောကပရိဒေဝဒုက္ခဒေါမနဿု ပါယာသဒုက္ခံ၊ မိုးရိပ်
 ခြင်းခြည်ထမ်းခြင်း၊ နှလုံးမသာယာခြင်း၊ ဖြင်းစွာ ပင်ပန်းခြင်း တည်းဟူ
 သောဆင်းရဲခြင်းလည်းကောင်း၊ နေရယိကံဒုက္ခံ၊ ငရဲ၌ ခံနေသောဆင်းရဲ
 ခြင်းလည်းကောင်း၊ တိရစ္ဆာန်နယောနိကံဒုက္ခံ၊ တိရစ္ဆာန်ဘုံ၌ ဖြစ်သော
 ဆင်းရဲခြင်း ထည်းကောင်း၊ ပေတ္တိဝိသယိကံဒုက္ခံ၊ ပိတ္တာထုံ၌ဖြစ်သော
 ဆင်းရဲခြင်းလည်းကောင်း၊ မာနုယိကံဒုက္ခံ၊ လူ့ဘုံ၌ဖြစ်သော ဆင်းရဲခြင်း
 ထည်းကောင်း၊ ဂစ္ဆာက္ကန္တိမုဏကံဒုက္ခံ၊ အမိဝမ်း၌ ပရိသန္ဓေနေမှုခြင်းအ
 ရင်းရှိသော ဆင်းရဲလည်းကောင်း၊ ဂစ္ဆာ အမိဝမ်း၌၊ ဝိတိမုဏကံဒုက္ခံ၊
 တည်ခြင်းအရင်းရှိသော ဆင်းရဲထည်းကောင်း၊ ဂစ္ဆာ၊ အမိဝမ်းမှ၊ ဝုဠာနုမု
 ထကံဒုက္ခံ၊ ဘွားခြင်းအရင်းရှိသောဆင်းရဲလည်းကောင်း၊ ဇာတယ၊ ဘွား
 ပြီးသောသူငယ်၏၊ ဥပနိဗန္ဓကံဒုက္ခံ၊ ရေချိုးခြင်းအစရှိသော ဆင်းရဲထည်း
 ကောင်း၊ ဇာတယ၊ ဘွားပြီးသောသူငယ်၏၊ ပရာဇေယျကံဒုက္ခံ၊ သူတပါး
 နှင့်စပ်သော ဆင်းရဲလည်းကောင်း၊ အတ္တပတ္တမဒုက္ခံ၊ မိမိထံ့ထုကြောင့်
 ဖြစ်သောဆင်းရဲထည်းကောင်း၊ ပဗ္ဗပက္ခမဒုက္ခံ၊ သူတပါး၏ ထံ့ထုကြောင့်
 ဖြစ်သောဆင်းရဲထည်းကောင်း၊ သင်္ခါရဒုက္ခံ၊ ဖြစ်ခြင်းပျက်ခြင်း ဟူသော
 ဆင်းရဲလည်းကောင်း၊ ဝိပရိဏာမဒုက္ခံ၊ ဖောက်ပြန်ခြင်းတည်းဟူသော



ဆင်းထည်းကောင်း၊ စက္ခုရောဂေါ၊ မျက်စိ၌ဖြစ်သော အနာထည်းကောင်း၊
 သောတရောဂေါ၊ နား၌ဖြစ်သော အနာထည်းကောင်း၊ ဗာနရောဂေါ၊ နှာ
 ခေါင်း၌ဖြစ်သော အနာထည်းကောင်း၊ ဇိဝှါရောဂေါ၊ သျှာ၌ ဖြစ်သော အနာ
 ထည်းကောင်း၊ ကာယရောဂေါ၊ ကိုယ်၌ ဖြစ်သော အနာထည်းကောင်း၊ ဝဏီ
 သရောဂေါ၊ ဥက္ကောင်း၌ဖြစ်သော အနာထည်းကောင်း၊ ကဏ္ဍရောဂေါ၊ နား
 ရှက်၌ဖြစ်သော အနာထည်းကောင်း၊ ရာရောဂေါ၊ ခံတွင်း၌ ဖြစ်သော အနာ
 ထည်းကောင်း၊ ဒန္တရောဂေါ၊ သွား၌ဖြစ်သော အနာထည်းကောင်း၊ ကာ
 သော၊ ချောင်ဆိုးနာ ထည်းကောင်း၊ သာသော၊ ကုတ်ဖိုးနားထည်းကောင်း၊
 ဝိနာသော၊ နှာခေါင်းပိတ်အနာထည်းကောင်း၊ ခုခဟော၊ ပူသော အနာထည်း
 ကောင်း၊ ဇရော၊ ဖျားသော အနာထည်းကောင်း၊ ကုန္တိရောဂေါ၊ ဝမ်းအနာ
 ထည်းကောင်း၊ ရုက္ခ၊ မိန်းမောသော အနာထည်းကောင်း၊ ပက္ခန္ဓိကာ၊ သွေး
 အန်သော အနာထည်းကောင်း၊ သုဏာ၊ ထိုးကျင်သော အနာထည်းကောင်း၊
 ဝိသုစိကာ၊ ဝမ်းသွန်သော အနာထည်းကောင်း၊ ကုဋ်၊ နှုနာထည်းကောင်း၊
 ဝဏ္ဏော၊ အိုင်းအနာထည်းကောင်း၊ ကိဏာသော၊ ညှဉ်းနာထည်းကောင်း၊
 သောသော၊ ခရယုတ်နာထည်းကောင်း၊ အပမာရော၊ ဝက်ရူးနာထည်းကောင်း၊
 ဒန္တု၊ ပွေးနာရင်း၊ ကဏ္ဍု၊ ဝဲနာထည်းကောင်း၊ ကဏ္ဍု၊ ယားနာထည်းကောင်း၊
 ရက္ခသာ၊ ထက်ထည်းခြေထည်း ခြစ်မိခြင်းကြောင့်ဖြစ်သော အနာထည်း
 ကောင်း၊ ဝိတန္တိကာ၊ လက်ဘဝါး ခြေဘဝါးတို့၌ ဖြစ်သော အနာရင်း၊
 ထောဟိတ်၊ နီသော အနာထည်းကောင်း၊ ပိတ္တံ၊ သည်းခြေနာထည်းကောင်း၊
 မရမေဟော၊ မြတ်သော အနာထည်းကောင်း၊ အံသာ၊ ပခံနာ၊ ဝိလကာ၊ ထွတ်
 မြင်းနာ၊ ဘဝန္တယာ၊ မြင်းသရိုက်နာ၊ ဝိတ္တသရဋ္ဌာနာ၊ သည်းခြေကြောင့်ဖြစ်
 သော၊ အာဗာဓာ၊ အနာထည်းကောင်း၊ သေမှသရဋ္ဌာနာ၊ သလိပ်ကြောင့်
 ဖြစ်သော၊ အာဗာဓာ၊ အနာထည်းကောင်း၊ ဝါတသရဋ္ဌာနာ၊ ထေကြောင့်ဖြစ်
 သော၊ အာဗာဓာ၊ အနာထည်းကောင်း၊ သန္နိပါတိကာ၊ သလိပ်ထည်းခြေထေ
 စည်းဝေးသဖြင့်ဖြစ်သော၊ အါဗာဓာ၊ အနာထည်းကောင်း၊ ဥတုပရိတာမဇာ
 ဥတုဖောက်ပြန်ခြင်းကြောင့်ဖြစ်သော၊ အာဗာဓာ၊ အနာထည်းကောင်း၊ ဝိသ
 မပရိဟာရဇာ၊ မညီညွတ်သော ဣရိယာပုထ်ကြောင့် ဖြစ်သော၊ အာဗာဓာ၊
 အနာထည်းကောင်း၊ ဩပက္ကမိကာ၊ လုံ့ထကြောင့်ဖြစ်သော၊ အာဗာဓာ၊ အ
 နာထည်းကောင်း၊ ကမ္မဝိပါကဇာ၊ ကံ၌အကျိုးဖြစ်သော၊ အာဗာဓာ၊ အနာ
 ထည်းကောင်း၊ ဝဏီတံ၊ အချမ်းထည်းကောင်း၊ ဥဏ္ဍိ၊ အပူထည်းကောင်း၊
 ဇိတန္တု၊ 'ဝတ်ပွတ်ခြင်း ထည်းကောင်း၊ ဝိပါသာ၊ ရေထိပ်ခြစ်ထည်း

ကောင်း၊ ဥစ္စာပရော၊ ကျွန်ကြီးနား၊ စသောဝေါ၊ ကျွန်ငယ်နား၊ ခုံသမကသဝါ
 တာတပသရိသပသမ္ပဿာနံ နုက္ခံ၊ ခြင်္သေ့ကံလေနေပုဂ္ဂိုလ်ကင်းသန်းအထွေ
 ကြောင့်ဖြစ်သော ဆင်းရဲလည်း ကောင်း၊ မာတုမရတံ၊ အမိသေခြင်း
 ကြောင့်ဖြစ်သော၊ နုက္ခံ၊ ဆင်းရဲလည်းကောင်း၊ ဝိတုမရတံ နုက္ခံ၊ အဟ
 သေခြင်းကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊ ဘာတုမရတံ နုက္ခံ၊ အစ
 ကိုညီတို့ သေခြင်းကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊ ဘာကိုမရတံ
 နုက္ခံ၊ နှမသေခြင်း ကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊ ပုတ္တမရတံ
 နုက္ခံ၊ သားသေခြင်း ကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊ ဝိတုမရတံ
 နုက္ခံ၊ ဆီးသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ လည်းကောင်း၊ ဥာတိဗျသနံ
 နုက္ခံ၊ ဆွေမျိုးတို့ပျက်စီးခြင်းကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊ ရော
 ဂါဗျသနံ နုက္ခံ၊ အနာဖြစ်ခြင်းဟူသော ဆင်းရဲလည်းကောင်း၊ ထောဂဗျသ
 နံ နုက္ခံ၊ စည်းစိမ်တို့ပျက်စီးခြင်းကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊
 သီလဗျသနံ နုက္ခံ၊ သီလပျက်ခြင်းကြောင့်ဖြစ်သော ဆင်းရဲလည်းကောင်း၊
 ဒိဋ္ဌိဗျသနံ နုက္ခံ၊ အယုပျက်ခြင်းကြောင့် ဖြစ်သော ဆင်းရဲလည်းကောင်း၊
 ယေဝံ ဓမ္မာနံ၊ အကြင်ရုပ်အစရှိသော တရားတို့အား၊ အာဒိတော၊ အစေတ
 သရဒါဂမနံ၊ ဖြစ်ခြင်းသည်၊ ပညာယတိ၊ ထင်၏၊ အတ္တဂံမတော၊ ပျက်သော
 အားဖြင့်၊ နိရောဓော၊ ချုပ်ခြင်းသည်၊ ပညာယတိ၊ ထင်၏၊ ကမ္မသန္နိသိတော၊
 ကံကိုမှီသော၊ ဝိပါကော၊ ဝိပါက်သည်၊ ပညာယတိ၊ ထင်၏၊ ကမ္မံ၊ ကံသည်၊
 ဝိဝါကသန္နိသိတံ၊ ဝိပါက်ကိုမှီ၏၊ ရှပ်၊ ရှပ်သည်၊ နာမသန္နိသိတံ၊ နာမ်ကို
 မှီ၏၊ နာမံ၊ နာမ်သည်၊ ဣပသန္နိသိတံ၊ ရုပ်ကိုမှီ၏၊ ဇာတိယာ၊ ပဋိသန္ဓေနေ
 ခြင်းသည်၊ အနုကတံ၊ အစဉ်လိုက်၏၊ ဇရာယ၊ ဆိုခြင်းသည်၊ အနုသန္တံ၊
 နှံ့ပြန်၏၊ ဗျဒိနာ၊ နာခြင်းသည်၊ အတိဘူတံ၊ ထွင်းအပ်၏၊ မရဏေ၊ သေ
 ခြင်းသည်၊ အတ္တဟတံ၊ နှိပ်စက်အပ်၏၊ နုက္ခေ၊ ဆင်းရဲ၊ ပတိဋ္ဌိတံ၊ တည်
 ၏၊ အတဘတံ၊ စောင့်ရှောက်ခြင်းကင်း၏၊ အယေတံ၊ ပုန်းအောင်းရု ကင်း
 ၏၊ အသရတံ၊ ကိုးကွယ်ရာမရှိ၊ အသရဏိဘူတံ၊ ကိုးကွယ်ခြင်းကိစ္စကို
 မပြုတတ်၊ ဣဒံ၊ ဤသည်ကို၊ နုက္ခံ၊ နုက္ခဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ဣဒံ နုက္ခံ၊
 ဤနုက္ခကို၊ ယောကသံ၊ သတ္တယောက၏၊ ဘယံ၊ ဘေးဟူ၍၊ မဟာယယံ၊
 ကြီးစွာသော ဘေးဟူ၍၊ ဝိပိနံ၊ နှိပ်စက်၏ဟူ၍၊ စာန္တနံ၊ ထိခိုက်၏ဟူ၍၊ ဥ
 ပဒ္ဒဝေါ၊ ညှဉ်းဆဲ၏ဟူ၍၊ ဥပသဂ္ဂေါ၊ ကပ်ငြိ၏ဟူ၍၊ ပြုမိ၊ ဟောတော်မူ၏၊
 ဣတိ အယံ၊ ဤသည်ကား၊ နုက္ခမသာမဟတ္တယန္တိ ပဒ္ဒသ၊ နုက္ခမသာမ
 ဟတ္တယံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊

မြတ်စွာထုရားသည်။ အဓိဇ္ဈာယ နိဂုတောလော ကောအဇိတဘဝိ ဘဂဝါ
ဝေဝိတ္ထာပမာဒါနုပ္ပကာသတိဗြူမိဒုက္ခမဿမဟ ဗ္ဗယန္တိ။ အဓိဇ္ဈာနိဂုတော
လောကောအဇိတာဘိဘဂဝါဝေဝိတ္ထာပမာဒါနုပ္ပကာသတိဗြူမိဒုက္ခမဿ
မဟ ဗ္ဗယံဟူ၍။ အာဟ၊ ဟောတော်မူပြီ။

၉။ သဗ္ဗမိ၊ အထုံးစုံဘောအာယတနတို့၌၊ သောတာ၊ တဏှာစသောသော
တာတို့သည်။ သဝန္တိ၊ စီးကုန်၏။ သောတာနံ၊ တဏှာစသောသောတာတို့ကို၊
နိဝါရတံ၊ မြစ်တတ်သော တရားကား၊ ကိံ၊ အဘယ်နည်း။ သောတာနံ၊ တ
ဏှာစသောသော တတို့ကို၊ သဝရံ၊ စောင့်တတ်သော တရားကို၊ ဗြူဟိ၊
ဟောတော်မူပါလော့၊ ကေန၊ အဘယ်တရားကြောင့်၊ သောတာ၊ တဏှာစ
သောသောတာတို့သည်။ ဝိဝိဗျဇေ၊ ပိတ်ကုန်သနည်း။ ဣတိ၊ ဤသို့၊ အာယသ္မာ
အသက်ရှည်သော၊ အဇိတော၊ အဇိတသည်။ ပုန္တိ၊ မေး၏။ သဝန္တိ သဗ္ဗမိ
သောတာတိတ္ထေပဒေ၊ သဝန္တိ သဗ္ဗမိသောတာဟူသောဤပုန်၌၊ ဝေဝတော
ဟိ၊ သောတာ ဟူသည်ကား၊ တဏှာစသောတော၊ တဏှာစသောတ လည်း
ကောင်း၊ ခိဗ္ဗိယောတော၊ ခိဗ္ဗိသောတလည်းကောင်း၊ ကိလေသသောတော၊
ကိလေသသောတ လည်းကောင်း၊ ဗုပ္ပရိတသောတော၊ ဗုပ္ပရိတသောတ
လည်းကောင်း၊ အဓိဇ္ဈာသောတော၊ အဓိဇ္ဈာသောတလည်းကောင်း၊ သဗ္ဗမိ
တိ၊ သဗ္ဗမိဟူသည်ကား၊ သဗ္ဗေသု၊ အထုံးစုံကုန်သော၊ အာယတနေသု၊ အာယ
တနတို့၌၊ သဝန္တိတိ၊ သဝန္တိ ဟူသည်ကား၊ သဝန္တိ၊ မြစ်တတ်ကုန်၏။ အာသ
ဝန္တိ၊ ဘဝက်တိုင်အောင်ဂေါတ္တရတူတိုင်အောင် အဖန်တလဲလဲမြစ်တတ်
ကုန်၏။ သန္ဓန္တိ၊ စီးတတ်ကုန်၏။ ပဝတ္တန္တိ၊ အဘန်တလဲလဲစီးတတ်ကုန်၏၊
စက္ခုတော၊ စက္ခုရွှါရမှ၊ ခုပေ၊ ခုပါရုံတို့သည်။ သဝန္တိ၊ မြစ်တတ်ကုန်၏။
အာသဝန္တိ၊ ဘဝက်တိုင်အောင်မြစ်တတ်ကုန်၏။ သန္ဓန္တိ၊ စီးတတ်ကုန်၏။
ပဝတ္တန္တိ၊ အဘန်တလဲလဲစီးတတ်ကုန်၏။ သောတာထော၊ သောတာရွှါရမှ၊ သ
ဓ္ဓေ၊ သဒ္ဓါရုံတို့သည်။ သပန္တိ၊ မြစ်တတ်ကုန်၏။ စာနထော၊ စာနရွှါရမှ၊ ဂဓ္ဓေ
ဂဓ္ဓရုံတို့သည်။ သဝန္တိ၊ မြစ်တတ်ကုန်၏။ ဇိဝှါတော၊ ဇိဝှါရွှါရမှ၊ ရသေ၊
ရသာရုံတို့သည်။ သဝန္တိ၊ မြစ်ထတ်ကုန်၏။ ကာယထော၊ ကာယရွှါရမှ၊ ဖော
ဗ္ဗဗ္ဗော၊ ဖောဗ္ဗဗ္ဗာရုံတို့သည်။ သဝန္တိ၊ မြစ်တတ်ကုန်၏။ မနတော၊ မနောရွှါရမှ၊
ဓမ္မေ၊ ဓမ္မ ရုံတို့သည်။ သဝန္တိ၊ မြစ်တတ်ကုန်၏။ အာသဝန္တိ၊ ဘဝက်တိုင်
အောင်ဂေါတ္တရတူတိုင်အောင် မြစ်တတ်ကုန်၏။ သန္ဓန္တိ၊ စီးတတ်ကုန်၏။
ပဝတ္တန္တိ၊ အဖန်တလဲလဲစီးတတ်ကုန်၏။ စက္ခုတော၊ စက္ခုရွှါရမှ၊ ခုပတဏှာ၊
ခုပတဏှာတို့သည်။ သဝန္တိ၊ မြစ်တတ်ကုန်၏။ အာသဝန္တိ၊ ဘဝက်တိုင်

အောင်ဂေါရတုတိုင်အောင်ဖြစ်တတ်ကုန်၏။ သန္ဓေန္တိ၊ စီးတက်ကုန်၏။ ပဝတ္တန္တိ၊ အဖန်တလဲလဲစီးတတ်ကုန်၏။ သေစတတော၊ သောတစ္ဆါရမှ၊ သဒ္ဓတဏ္ဍာ၊ သဒ္ဓါတဏ္ဍာတို့သည်။ သဝန္တိ၊ ဖြစ်တတ်ကုန်၏။ အာသဝန္တိ၊ တဝက်တိုင်အောင်ဂေါတ္တရတုတိုင်အောင်ဖြစ်တတ်ကုန်၏။ သန္ဓေန္တိ၊ စီးတတ်ကုန်၏။ ပဝတ္တန္တိ၊ အဖန်တလဲလဲစီးတတ်ကုန်၏။ စာနတော၊ စာနစ္ဆါရမှ၊ ဂန္ဓတဏ္ဍာ၊ ဂန္ဓတဏ္ဍာတို့သည်။ သဝန္တိ၊ ဖြစ်တတ်ကုန်၏။ ဇိဝှိတော၊ ဇိဝှိစ္ဆါရမှ၊ ရသတဏ္ဍာ၊ ရသတဏ္ဍာတို့သည်။ သဝန္တိ၊ ဖြစ်တတ်ကုန်၏။ ကာယတော၊ ကာယစ္ဆါရမှ၊ ဖောဋ္ဌဗ္ဗတဏ္ဍာ၊ ဖောဋ္ဌဗ္ဗတဏ္ဍာတို့သည်။ ဘဝန္တိ၊ ဖြစ်တတ်ကုန်၏။ မနတော၊ မနောစ္ဆါရမှ၊ ဓမ္မတဏ္ဍာ၊ ဓမ္မတဏ္ဍာတို့သည်။ သဝန္တိ၊ ဖြစ်တတ်ကုန်၏။ အာသဝန္တိ၊ တဝက်တိုင်အောင် ဂေါတ္တရတု တိုင်အောင် ဖြစ်တတ်ကုန်၏။ သန္ဓေန္တိ၊ စီးတတ်ကုန်၏။ ပဝတ္တန္တိ၊ အဖန်တလဲလဲ စီးတတ်ကုန်၏။ ဣတိအယံ၊ ဤသည်လျှင်။ သဝန္တိ၊ သဗ္ဗမိသော၊ တာတိပဒဿ၊ သပန္တိ၊ သဗ္ဗမိသော တာဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဣစ္စာယသ္မာ၊ အဇိတောတိပဒေ၊ ဣစ္စာယသ္မာ၊ အဇိတောဟူသောပုဒ်နှင့်။ ဣစ္စာတိ၊ ဣစ္စာဟူသည်ကား။ ပဒသန္တိ၊ ပုဒ်၏စပ်ခြင်းတည်း။ (ဇ)၊ ဣစ္စာတိတေ၊ ဣစ္စာဟူသော ပုဒ်သည်၊ ပဒါနုပုဗ္ဗတာ၊ ရှေးပုဒ်ထို့ အစဉ်လိုက်သော ပုဒ်တည်း။ ဣတိအယံ၊ ဤသည်လျှင်။ ဣစ္စာယသ္မာ၊ အဇိတောတိပဒဿ၊ ဣစ္စာယသ္မာ၊ အဇိတော ဟူသော ၏။ အတ္ထော၊ အနက်တည်း။ သောတာနံကိ နိဝါရဏန္တိ၊ သောတာနံကိ နိဝါရဏံဟူသည်ကား။ သောဟာနံ၊ တဏ္ဍာစသောသောတတို့ကို။ အာဝရဏံ၊ ပိတ်ပင်တတ်သော၊ နိဝရဏံ၊ ဖြစ်တတ်သော၊ သံဝရဏံ၊ စောင့်တတ်သော၊ ရက္ခနံ၊ သိဋ္ဌိတတ်သော၊ ဂေါပနံ၊ လုံခြုံစေထိတ်သော တရားကား။ ကိ၊ အဘယ်နည်း။ ဣတိအယံ၊ ဤသည်လျှင်။ သောတာနံကိ နိဝါရဏန္တိ၊ ပဒဿ၊ သောတာနံကိ နိဝါရဏံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ သောတာနံ သဝရံဖြူဟိတိ၊ သောတာနံ သဝရံဖြူဟိဟူသည်ကား။ သောတာနံ၊ တဏ္ဍာစသောသောတတို့ကို။ အာဝရဏံ၊ ပိတ်ပင်တတ်သော၊ နိဝရဏံ၊ ဖြစ်ထိတ်သော၊ သံဝရဏံ၊ စောင့်တတ်သော၊ ရက္ခနံ၊ သိဋ္ဌိထိတ်သော၊ ဂေါပနံ၊ လုံခြုံစေထိတ်သော တရားကို။ ဖြူဟိ အာပိက္ခိ၊ ကြားတော်မူပါလော့။ ဒေသေဟိ၊ ပောပါလော့။ ပညာပေဟိ၊ သိစေပါလော့။ ပဋ္ဌပေဟိ၊ ထားပါလော့။ ဝိဝေရဟိ၊ ဖွင့်ပါလော့။ ဝိဘဇေဟိ၊ ဝေဘန်ပါလော့။ ဥတ္တာနိ ကရောဟိ၊ ထင်ရှားပြုပါလော့။ ပကာသေဟိ၊ ထင်ရှားပြုပါလော့။ ဣတိအယံ၊ ဤသည်လျှင်။ သောတာနံ သံဝရံဖြူဟိတိပဒဿ၊ သောတာနံ သံဝရံဖြူဟိဟူသောပုဒ်၏။ အတ္ထော၊

အနက်ထည်း၊ ကေနသောတာပီမိယျဇေတိ၊ ကေနသောတာပီမိယျဇေဟု
 သည့်ကား၊ ကေန၊ အဘယ်တရားကြောင့်၊ သောတာ၊ သောထာသောတ
 ဣာဟုံသည်၊ ပီမိယျန္တိ၊ ဗန္တိန္တိ၊ ဖြတ်ကုန်သနည်း၊ နိသဝန္တိ၊ မဖြစ်ကုန်
 သနည်း၊ နအာသဝန္တိ၊ တဝဂ်တိုင်အောင် ဂေါတ္တရတူ တိုင်အောင်မဖြစ်
 ကုန်သနည်း၊ နသန္တန္တိ၊ မစီးကုန်သနည်း၊ နပ္ပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်
 သနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကေနသောတာပီမိယျဇေတိပဒသ၊ ကေ
 နသောတာပီမိယျဇေ ဟုသောဝုဒ်၏၊ အတ္ထော၊ အနက်ထည်း၊ ကေန၊ ထို
 ကြောင့်၊ သောဗြာဟ္မဏော၊ ထိုအဇိတပုဂ္ဂိုလ်များသည်၊ သဝန္တိ သဗ္ဗမိသောတာ
 ဣန္ဒြိယသွာအဇိတောသောတာနံနိဝါရဏံ၊ သောတာနံသံဝရံဗြူဟိကေ
 နသောတာပီမိယျဇေတိ၊ (ပ)၊ ပီမိယျဇေဟု၍၊ အာဟ၊ ဆိုပြီ။ ။

အဇိတပညာသုတ္တန်၊ လောကထို့ ၊ သတ္တလောက၌၊ ယာနိသောတာ
 နိ၊ အကြင်တဏှာစသော သောတာဟုံသည်၊ သဝန္တိ ဖြစ်တတ်ကုန်၏၊ တေ
 သံသောတာနံ၊ ထိုတဏှာစသော သောတာဟုံကို၊ သတိ၊ ပိပဿနာသတိ
 သည်၊ နိဝါရဏံ၊ ဖြစ်တတ်၏၊ သံဝရံ၊ စောင့်တတ်၏ ဟု၍၊ ဗြူမိ၊ ဟောတော်
 မူ၏၊ ပညာယ၊ မဂ်ပညာဖြင့်၊ ဧတေ၊ ထိုတဏှာစသောသောတာရားဟုံကို၊ ပီ
 မိယျဇေ၊ ဖြတ်အပ်ကုန်၏။ ။ ယာနိသောတာနိလောကထို့န္တိ၊ ယာနိသော
 တာနိလောကထို့ ဟူသည်ကား၊ ယာနိဧတာနိသောတာနိ၊ အကြင်သောတ
 ဟုံကို၊ မယာ၊ ဝါဘုရားသည်၊ ကိတ္တိတာနိ၊ ကြားအပ်ကုန်ပြီ၊ ပကိတ္တိတာနိ၊
 အပြားအားဖြင့် ကြားအပ်ကုန်ပြီ၊ အာပိက္ခိတာနိ၊ အဖန်တလဲလဲကြားအပ်
 ကုန်ပြီ၊ ဒေသိတာနိ၊ ဟောအပ်ကုန်ပြီ၊ ပညာပိတာနိ၊ သိစေအပ်ကုန်ပြီ၊ ပဠာပိ
 တာနိ၊ ထားအပ်ကုန်ပြီ၊ ဝိဝရိတာနိ၊ ဖွင့်အပ်ကုန်ပြီ၊ ပိဘတ္တာနိ၊ ဝေဘန်အပ်
 ကုန်ပြီ၊ ဥတ္တာနံကတာနိ၊ ထင်စွာပြုအပ်ကုန်ပြီ၊ ပကာသိတာနိ၊ ပြုအပ်ကုန်
 ပြီး၊ ဣဒံဣမေသောတာ၊ ဤသောတာ ဟုံသည်၊ သေယျထာကာတမေ၊ အဘယ်
 သည် ဟုံနည်း ဟုမူကား၊ တဏှာ သောတော၊ တဏှာသောတ လည်း
 ကောင်း၊ ဒိဋ္ဌိသောတော၊ ဒိဋ္ဌိသောတလည်းကောင်း၊ ကိလေသသောတော၊
 ကိလေသာ သောတ လည်းကောင်း၊ ခုဗ္ဗရိတ သောတော၊ ခုဗ္ဗရိတသော
 ထည်းကောင်း၊ အပိဇ္ဇာသောတော၊ အပိဇ္ဇာသောတ လည်းကောင်း၊ ဣတိ
 ဣမေ၊ ဤသည်ဟုံတည်း၊ လောကထို့ တိ၊ လောကထို့ ဟူသည်ကား၊ အပါ
 လောကေ၊ အပါယ်လောက၌၊ မနုဿလောကေ၊ မနုဿလောက၌၊ ဒေဝလော
 ကေ၊ ဒေဝလောက၌၊ ခန္ဓလောကေ၊ ခန္ဓလောက၌၊ ဓာတုလောကေ၊ ဓာတု
 လောက၌၊ အာယတနလောကေ၊ အာယတနလောက၌၊ ဣတိအယံ၊ ဤသည်



သျှင်၊ ယာနိုသောတာနိုထောကာသို့ တိပဒဿ၊ ယာနိုသောတာနိုလောကာသို့
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အဇိတာတိ၊ အဇိတာဟူ၍၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ တံပြောဟူထံ၊ ထိုပုဒ်များကို၊ နာမေန၊ အမည်အားဖြင့်၊
 အာထပတိ၊ ခေါ်တော်မူ၏၊ သတိတေသံနိဝါရဏန္တိ၊ ဧတ္ထပဒေ၊ သတိတေသံ
 နိဝါရဏံဟူသော ဤပုဒ်၌၊ သတိတိ၊ သတိဟူသည်ကား၊ ယာသတိ၊ အကြင်
 အောက်မေ့ခြင်းလည်းကောင်း၊ အနုသတိ၊ အပနံတလဲလဲအောက်မေ့ ခြင်း
 လည်းကောင်း၊ ပဋိသတိ၊ ရှေးရှုအောင်မေ့ခြင်းလည်းကောင်း၊ သရဏတာ၊
 အောက်မေ့သော အဖြစ်လည်းကောင်း၊ ဓာရဏတာ၊ အောင်သောအဖြစ်
 လည်းကောင်း၊ အပိဏာပနတာ၊ သက်၍ယူသောအဖြစ် လည်းကောင်း၊
 အသံဓုဿနတာ၊ မတွေ့ဝေသော အဖြစ်လည်းကောင်း၊ သတိသတိန္ဒြ
 ယံ၊ သတိဟု ဆိုအပ်သော အောက်မေ့ခြင်း၌ အပိုးရသော သတိဟူသော
 သတိခြေ လည်းကောင်း၊ သတိဗလံ၊ မတုန်မထုပ် တတ်သော သတိစိုက်
 လည်းကောင်း၊ သမ္မာသတိ၊ ကောင်းစွာအောက်မေ့တတ်သော သမ္မာသတိ
 ၎င်း၊ သတိသမ္ပောဇ္ဈင်္ဂီ၊ ခြင်း၏အကြောင်းဖြစ်သော သတိသံဗောဇ္ဈင်
 လည်းကောင်း၊ ကောယနမဂ္ဂေါ၊ တကြောင်းတည်းသောဆိတ်ငြိမ်သောစဉ်း
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ အယံ၊ ဤတရားအပေါင်းကို၊ သတိ၊ သတိဟူ၍၊
 ဝုပ္ပတံ၊ ဆိုအပ်၏၊ နိဝါရဏန္တိ၊ နိဝါရဏံဟူသည်ကား၊ အာဝရဏံ၊ ပိတ်ပင်
 တတ်၏၊ နိဝရဏံ၊ မြစ်တတ်၏၊ သံဝရဏံ၊ စောင့်တတ်၏၊ ရက္ခနံ၊ သိမ်း
 ဆည်းတတ်၏၊ ဂေါပနံ၊ လုံခြုံစေတတ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သတိ
 တေသံနိဝါရဏံတိပဒဿ၊ သတိတေသံနိဝါရဏံဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ သောတာနံသံဝရံဖြူမိတိ၊ သောတာနံသံဝရံဖြူမိဟူသည့်
 ကား၊ သောတာနံ၊ သောတာတို့ကို၊ အာဝရဏံ၊ ပိတ်ပင်တတ်၏၊ နိဝရဏံ၊ မြစ်
 တတ်၏၊ သံဝရဏံ၊ စောင့်တတ်၏၊ ရက္ခနံ၊ သိမ်းဆည်းတတ်၏၊ ဂေါပနံ၊ လုံ
 ခြုံစေတတ်၏ဟူ၍၊ ဖြူမိ၊ ဟောတော်မူ၏၊ အာပိက္ခာမိ၊ ကြားတော်မူ၏၊ (ထ)
 ဥတ္တာနံ ကရောမိ၊ ထင်ရှားပြု၏၊ ပကာသေမိ၊ ထင်ရှားပြု၏၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ သောတာနံ သံဝရံဖြူမိတိပဒဿ၊ သောတာနံ သံဝရံဖြူမိဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပညာယေတေဝိမိယျာရေတိဧတ္ထပဒေ၊
 ပညာယေတေဝိမိယျာရေဟူသော ဤပုဒ်၌၊ ပညာတိ၊ ပညာဟူ သည်ကား၊
 ယာပညာ၊ အကြင်အနိစ္စအစရှိသော အပြားအားဖြင့် သိတတ်သောပညာ
 လည်းကောင်း၊ ပဇာနနာ၊ အခြင်းအရာအားဖြင့် သိတတ်သော ပညာလည်း
 ကောင်း၊ အမောဟော၊ မတွေ့ဝေသဖြင့် သိတတ်သောပညာလည်းကောင်း၊

၀၀၀

ဓမ္မဝိစရော၊ သစ္စာထေးပါး တရားတို့ကို ရှေးချုပ်၍ သိတတ်သော၊ ပညာ
လည်းကောင်း၊ (၁)၊ သမ္မာဒိဋ္ဌိ၊ ဟုတ်မှန်စွာ ထွက်မြောက်ကြောင်း၌ ထိဗ္ဗာ
သောပညာလည်းကောင်း၊ ပညာယောဂောပီမိယုရေတိ၊ ပညာယောဂောပီမိ
ယုရေဟူသည်ကား၊ ပညာယ၊ ပညာဖြင့်၊ ဧတေသောတာ၊ ထိုသောတတို့
သည်၊ ဝိမိယုန္တိ၊ ပစ္ဆိန္ဒန္တိ၊ ပြတ်ကုန်၏၊ နသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊
ဂေါတြာတုတိုင်အောင်မဖြစ်ကုန်၊ နသန္ဓန္တိ၊ မစီးကုန်၊ နပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊
သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းကုန်သော သင်္ခါရတို့သည်၊ အနတ္တတိ၊
အမြဲမရှိကုန်ဟူ၍၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊
ပညာယ၊ ပညာဖြင့်၊ ဧတေသောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ၊ ပစ္ဆိန္ဒ
န္တိ၊ ပြတ်ကုန်၏၊ နသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြာတုတိုင်အောင်
မဖြစ်ကုန်၊ နသန္ဓန္တိ၊ မစီးကုန်၊ နပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ သဗ္ဗေ
သင်္ခါရာ၊ ခပ်ထိမ်း ကုန်သောသင်္ခါရတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ
၍၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ ပညာယ၊
ပညာဖြင့်၊ ဧတေသောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ၊ ပစ္ဆိန္ဒန္တိ၊ ပြတ်
ကုန်၏၊ နသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြာတုတိုင်အောင် မဖြစ်
ကုန်၊ နသန္ဓန္တိ၊ မစီးကုန်၊ နပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ သဗ္ဗေသင်္ခါရာ၊
ခပ်ထိမ်းသောသင်္ခါရတို့သည်၊ အနတ္တတိ၊ အစိုးမရှိကုန်ဟူ၍၊ ဇာနတော၊
သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာဖြင့်၊ ဧတေ
သောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ၊ ပစ္ဆိန္ဒန္တိ၊ ပြတ်ကုန်၏၊ နသဝန္တိ၊
မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြာတုတိုင်အောင် မဖြစ်ကုန်၊ နသန္ဓန္တိ၊ မစီး
ကုန်၊ နပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော
အကြောင်းကြောင့်၊ သင်္ခါရာတိ၊ သင်္ခါရ ဖြစ်ကုန်၏ဟူ၍၊ ဇာနတော၊ သိ
သောသူအား၊ ပဿတော၊ မြင်သော သူအား၊ ပညာယ၊ ပညာဖြင့်၊ ဧတေ
သောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ၊ ပစ္ဆိန္ဒန္တိ၊ ပြတ်ကုန်၏၊ နသဝန္တိ၊
မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြာတုတိုင်အောင် မဖြစ်ကုန်၊ နသန္ဓန္တိ၊ မစီး
ကုန်၊ နပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ သင်္ခါရပစ္စယာ၊ သင်္ခါရဟူသောအ
ကြောင်းကြောင့်၊ ဝိညာဏန္တိ၊ ဝိညာဉ်သည်ဖြစ်ကုန်၏ဟူ၍၊ ဝိညာဏပစ္စ
ယာ၊ ဝိညာဉ်ဟူသော အကြောင်းကြောင့်၊ နာမရူပန္တိ၊ နာမ်ရုပ်သည်ဖြစ်၏
ဟူ၍၊ နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသောအကြောင်းကြောင့်၊ သဗ္ဗာယတနန္တိ
ခြောက်ပါးသောအာယတနသည်ဖြစ်၏ဟူ၍၊ သဗ္ဗာယတနပစ္စယာ၊ ခြောက်
ပါးသောအာယတနဟူသော အကြောင်းကြောင့်၊ ဖဿာတိ၊ ဖဿသည်

ဖြစ်၏ဟူ၍၊ ပဿပစ္စယာ၊ ပဿဟူသော အကြောင်းကြောင့်၊ ဝေဒနာတိ၊
 ဝေဒနာသည် ဖြစ်၏ဟူ၍၊ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်း
 ကြောင့်၊ တဏှာတိ၊ တဏှာသည် ဖြစ်၏ဟူ၍၊ တဏှာပစ္စယာ၊ တဏှာ
 ဟူသော အကြောင်းကြောင့်၊ ဥပါဒါနန္တိ၊ ဥပါဒါနံ သည်ဖြစ်၏ဟူ၍၊ ဥပါ
 ဒါနပစ္စယာ၊ ဥပါဒါနဟူသော အကြောင်းကြောင့်၊ ဘဝေါတိ၊ ဘဝသည်
 ဖြစ်၏ဟူ၍၊ ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်၊ ဇာတိတိ၊ ဇာ
 တိသည် ဖြစ်၏ဟူ၍၊ ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်၊
 ဇရာမရဏန္တိ၊ ဇရာမရဏသည်ဖြစ်၏ဟူ၍၊ ဇာနတော၊ သိသောသူအား၊
 ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာဖြင့်၊ ဇေတသောတာ၊ ထိုသော
 တတို့သည်၊ ပိဗိယန္တိ၊ ပစ္ဆိန္တိ၊ ပြတ်ကုန်၏၊ နုသဝန္တိ၊ မဖြစ်ကုန်၊ နအာသ
 ဝန္တိ၊ ဂေါတြတုတိုင်အောင် မဖြစ်ကုန်၊ နုသန္တန္တိ၊ မစီးကုန်၊ နပဝတ္တန္တိ၊
 အမန်တလဲလဲမစီးကုန်၊ အဝိဇ္ဇာနိရောဓာ၊ အဝိဇ္ဇာ၏ချုပ်ခြင်းကြောင့်၊ သင်္ခါ
 ရနိရောဓေတိ၊ သင်္ခါရတို့၏ ချုပ်ခြင်းသည် ဖြစ်၏ဟူ၍၊ သင်္ခါရနိရော
 ဓာ၊ သင်္ခါရတို့၏ ချုပ်ခြင်းကြောင့်၊ ဝိညာဏနိရောဓေတိ၊ ဝိညာဉ်၏ချုပ်
 ခြင်းသည်ဖြစ်၏ဟူ၍၊ ဝိညာဏနိရောဓော၊ ဝိညာဉ်၏ချုပ်ခြင်းကြောင့်၊ နာမ
 ဂ္ဂပနိရောဓေတိ၊ နာမ်ဂုဏ်၏ချုပ်ခြင်းသည် ဖြစ်၏ဟူ၍၊ နာမဂ္ဂပနိရောဓာ၊
 နာမ်ဂုဏ်တို့၏ချုပ်ခြင်းကြောင့်၊ သဗ္ဗာယတနနိရောဓေတိ၊ ခြောက်ပါးသော
 အာယတနတို့၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ သဗ္ဗာယတနနိရောဓာ၊ ခြောက်
 ပါးသောအာယတနတို့၏ ချုပ်ခြင်းကြောင့်၊ ပဿနိရောဓေတိ၊ ပဿ၏
 ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ပဿနိရောဓာ၊ ပဿ၏ချုပ်ခြင်းကြောင့်၊ ဝေဒ
 နာနိရောဓေတိ၊ ဝေဒနာ၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဝေဒနာနိရောဓာ၊ ဝေ
 ဒနာ၏ချုပ်ခြင်းကြောင့်၊ တဏှာနိရောဓေတိ၊ တဏှာ၏ချုပ်ခြင်းသည်ဖြစ်
 ၏ဟူ၍၊ တဏှာနိရောဓာ၊ တဏှာ၏ချုပ်ခြင်းကြောင့်၊ ဥပါဒါနနိရောဓေတိ၊
 ဥပါဒါန၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဥပါဒါနနိရောဓာ၊ ဥပါဒါန၏ချုပ်ခြင်း
 ကြောင့်၊ ဘဝနိရောဓေတိ၊ ဘဝ၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဘဝနိရောဓာ
 တဝ၏ချုပ်ခြင်းကြောင့်၊ ဇာတိနိရောဓေတိ၊ ဇာတိ၏ချုပ်ခြင်းသည်ဖြစ်၏
 ဟူ၍၊ ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်၊ ဇရာမရဏနိရောဓေတိ၊
 ဇရာမရဏတို့၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဇာနတော၊ သိသောသူအား၊
 ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာဖြင့်၊ ဇေတသောတာ၊ ထိုသော
 တတို့သည်၊ ပိဗိယန္တိ၊ ပစ္ဆိန္တိ၊ ပြတ်ကုန်၏၊ နုသဝန္တိ၊ မဖြစ်ကုန်၊ နအာသ
 ဝန္တိ၊ ဂေါတြတု တိုင်အောင်မဖြစ်ကုန်၊ နုသန္တန္တိ၊ မစီးကုန်၊ နပဝတ္တန္တိ၊ အ

ဖန်တလဲလဲမစီးကုန်၊ ဣဒါဤသည်ကား၊ ဒုက္ခန္တိ၊ ဒုက္ခသစ္စာဟူ၍၊ အဇာ၊
 ဤသည်ကား၊ ဒုက္ခသရဒယောတိ၊ ဒုက္ခ၏ အကြောင်းဖြစ်သောသမုဒယ
 သစ္စာဟူ၍၊ အယံ၊ ဤသည်ကား၊ ဒုက္ခနိရောဓောတိ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော
 နိရောဓသစ္စာဟူ၍၊ အယံ၊ ဤသည်ကား၊ ဒုက္ခနိရောဓဂေါပိနိပရိဝဒါတိ၊ ဒုက္ခ၏
 ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်တည်းဟူ၍၊ ဇာနတော၊
 သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာဖြင့်၊ ဇေတ
 သောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ ပစ္ဆိန္ဒန္တိ၊ ပြတ်ကုန်၏၊ နုသဝန္တိ၊
 မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြိတု တိုင်အောင် မဖြစ်ကုန်၊ နသန္ဓန္တိ၊
 မစီးကုန်၊ နပ္ပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊
 အာသဝါတိ၊ အာသဝဖြစ်၏ဟူ၍၊ အယံ၊ ဤသည်ကား၊ အာသဝသရဒယော
 တိ၊ အာသဝ၏အကြောင်းတည်းဟူ၍၊ အယံ၊ ဤသည်ကား၊ အာသဝနိရော
 ဓောတိ၊ အာသဝ၏ချုပ်ရာနိဗ္ဗာန်တည်းဟူ၍၊ အယံ၊ ဤသည်ကား၊ အာသဝ
 နိရောဓဂေါပိနိပရိဝဒါတိ၊ အာသဝ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်
 တည်းဟူ၍၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊
 ပညာယ၊ ပညာဖြင့်၊ ဇေတသောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ ပစ္ဆိန္ဒန္တိ
 ပြတ်ကုန်၏၊ နုသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြိတု တိုင်အောင် မဖြစ်
 ကုန်၊ နသန္ဓန္တိ၊ မစီးကုန်၊ နပ္ပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ ဣမေဓမ္မာ၊
 ဤတရားတို့ကို၊ အဘိညေယျာတိ၊ အထွန်သောဥာဏ်ဖြင့် ထိအပ်ကုန်၏ဟူ
 ၍၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ပရိညေယျာတိ၊ ပိုင်းခြား၍ ထိအပ်ကုန်၏
 ဟူ၍၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ပဟာတဗ္ဗာတိ၊ ပပင်အပ်ကုန်၏ ဟူ၍၊
 ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ဘာဝေတဗ္ဗာတိ၊ ပွားစေအပ်ကုန်၏ဟူ၍၊ ဣမေ
 ဓမ္မာ၊ ဤတရားတို့ကို၊ သတ္ထိကာတဗ္ဗာတိ၊ မျက်မှောက် ပြုအပ်ကုန်၏ဟူ၍၊
 ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာ
 ဖြင့်၊ ဇေတသောတာ၊ ထိုသောတတို့သည်၊ ဝိမိယုန္တိ ပစ္ဆိန္ဒန္တိ၊ ပြတ်ကုန်၏၊
 နုသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြိတု တိုင်အောင် မဖြစ်ကုန်၊ နသန္ဓ
 န္တိ၊ မစီးကုန်၊ နပ္ပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ သန္တံ၊ ခြောက်ပါးကုန်သော
 ဖရ်ဂါယဟနာနံ၊ စက္ခုသံပဿအစရှိသော အာယတနတို့၏၊ သမုဒယဥ၊
 ဖြစ်ခြင်းကိုလည်းကောင်း၊ အတ္တင်္ဂမဉ္ဇ၊ ချုပ်ခြင်းကိုလည်းကောင်း၊ အသာ
 ဗဉ္ဇ၊ သာယ၊ ခြင်းကိုလည်းကောင်း၊ အာနိနဝဉ္ဇ၊ အပြစ်ကို ထည်းကောင်း၊
 နိဿရဗာဉ္ဇ၊ ထွက်မြောက်ခြင်းကိုလည်းကောင်း၊ ဇာနတော၊ သိသောသူ
 အား၊ ပဿတော၊ မြင်သောသူအား၊ ပညာယ၊ ပညာဖြင့်၊ ဇေတသောတာ၊



ထိုသောတတို့သည်၊ ပိဋိယျန္တိ ပန္နိန္ဒန္တိ၊ ပြတ်ကုန်၏။ နသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ ဂေါတြတူတိုင်အောင်မဖြစ်ကုန်၊ နသန္နန္တိ၊ မစီးကုန်၊ နပ္ပဝတ္တန္တိ အဖန်တလဲလဲမစီးကုန်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓာနံ၊ တက္ခာဒိပ္ပိတို့သည်၊ ကပ်အပ်သော ဥပါဒါနက္ခန္ဓာတို့၏။ သရဒယဉ္စ၊ ဖြစ်ခြင်းကို ထည်းကောင်း၊ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကို ထည်းကောင်း၊ အဿာဒဉ္စ၊ သာယာခြင်းကို ထည်းကောင်း၊ အာဒိနဝဉ္စ၊ အပြစ်ကို ထည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်မြောက်ခြင်းကို ထည်းကောင်း၊ ဇာနတော၊ ထိသော သူအား၊ ပဿတော၊ မြင်သော သူအား၊ စတုန္ဒ၊ ထေးပါး ကုန်သော၊ မဟာဘူတာနံ၊ မဟာဘုတ်တို့၏။ သရဒယဉ္စ၊ ဖြစ်ခြင်းကိုထည်းကောင်း၊ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကို ထည်းကောင်း၊ အဿာဒဉ္စ၊ သာယာခြင်းကိုထည်းကောင်း၊ အာဒိနဝဉ္စ၊ အပြစ်ကိုထည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်မြောက်ခြင်းကိုထည်းကောင်း၊ ဇာနတော၊ ထိသောသူအား၊ ပဿတော၊ မြင်သော သူအား၊ ယံကိပ္ပိ၊ အလုံးစုံသော၊ သရဒယဉ္စ၊ ဖြစ်ခြင်းသဘောသည်၊ အတ္ထိ၊ ရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံဖြစ်ခြင်းသဘောသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်း သဘောရှိ၏ဟူ၍၊ ဇာနတော၊ ထိသောသူအား၊ ပဿတော၊ မြင်သော သူအား၊ ပညာယ၊ ပညာဖြင့်၊ ဧတေသောတာ၊ ထိုသောတတို့သည်၊ ပိဋိယျန္တိ ပန္နိန္ဒန္တိ၊ ပြတ်ကုန်၏။ နသဝန္တိ၊ မဖြစ်ကုန်၊ နအာသဝန္တိ၊ တကက်တိုင် အောင်မဖြစ်ကုန်၊ နသန္နန္တိ၊ မစီးကုန်၊ နပ္ပဝတ္တန္တိ၊ အဖန်တလဲလဲမစီးကုန်၊ ဣတိအသိ၊ ဤသည်လျှင်၊ ပညာယေတေပိဋိယျေရေတိပဒဿ၊ ပညာယေတေ ပိဋိယျေရေဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊ ယဒနိသောတာနိ ထောကတ္ထိံဇိတာတိဘဂဝါသတိ တေသံနိဝါရဏံသော တာသံဝရံဖြူမိ၊ ပညာယေတေပိဋိယျေရေတိ၊ ယဒနိ သောတာနိထောကတ္ထိံ (၁) ပိဋိယျေရေဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

မာရိယ၊ အရှင်ဘုရား၊ ပညာစေတ၊ ပညာသည်ထည်းကောင်း၊ သတိစာ ပိ၊ သတိသည်ထည်းကောင်း၊ နာမရူပဉ္စ၊ နာမ်ရုပ်သည်ထည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤပညာသတိနာမ်ရုပ်သည်၊ ကတ္ထု၊ အဘယ်သဘောတရား၌၊ ဥပ နိရုဇ္ဈတိ၊ အကြွင်းမဲ့ ချုပ်သနည်း၊ မေအက္ခန္တိဝံသည်၊ ဝုဇ္ဈော၊ မေးအင်သော အရှင်ဘုရားသည်၊ ဧတံ၊ ထိုပညာသတိနာမ်ရုပ်တို့၏ ချုပ်ရာသုဘောကို၊ ပဖြူဟိ၊ ဟောတော်မူပါလော့။ ။ ဣတိ၊ ဤသို့၊ အာယသ္မဒ၊ ရှည်သောအ သက်ရှိသော၊ အဇိတော၊ အဇိတပုဏ္ဏားသည်၊ အပုတ္တိ၊ မေး၏။ ပညာစေတ သတိစာပိတို့တ္ထေပဒေ၊ ပညာစေတသတိစာပိ ဟူသောဤပုဒ်၌၊ ပညာတံ၊

ပညာ ဟူသည်ကား၊ ယာပညာ၊ အကြင်အပြားအားဖြင့် သိတတ်သော
 ပညာ လည်းကောင်း၊ ပဇာနာ၊ အခြင်းအရာ အားဖြင့် သိတတ်သော
 ပညာလည်းကောင်း၊ ဝိစယော၊ ရှေးချယ်၍ သိတတ်သော ပညာလည်း
 ကောင်း၊ ပရိစယော၊ အပြားအားဖြင့်ရှေးချယ်၍ သိတတ်သောပညာလည်း
 ကောင်း၊ ဓမ္မဝိစယော၊ သစ္စာလေးပါးတရားတို့ကိုရှေးချယ်၍ သိတတ်သော
 ပညာလည်းကောင်း၊ သမက္ခဏာ၊ မိမိ၏သက္ခဏာအားဖြင့် သိတတ်သော
 ပညာလည်းကောင်း၊ ဥပသက္ခဏာ၊ သက္ခဏာအားဖြင့် ကပ်၍ သိတတ်သော
 ပညာလည်းကောင်း၊ ပစ္စုပသက္ခဏာ၊ သက္ခဏာအားဖြင့် အဖန်ကလဲလဲ
 ကပ်၍ သိတတ်သော ပညာလည်းကောင်း၊ ပဏ္ဍိတံ၊ ပညာရှိသော သူ၏အဖြစ်
 တည်းဟူသော ပညာလည်းကောင်း၊ ကောသလ္လံ၊ လိမ္မာသော သူ၏အဖြစ်
 တည်းဟူသော ပညာလည်းကောင်း၊ နေပုညံ၊ သိမ်မွေ့သော သူ၏ အဖြစ်
 တည်းဟူသော ပညာလည်းကောင်း၊ ဝေဘဗျာ၊ ထင်ရှားသိတတ်သော ပ
 ညာလည်းကောင်း၊ ဝိန္ဒု၊ ကြံသောအားဖြင့် သိတတ်သော ပညာလည်း
 ကောင်း၊ ဥပပရိက္ခာ၊ ကပ်၍ ရှုထုတ်သော ပညာလည်းကောင်း၊ ဘူရိ၊ မြေနှင့်
 တူစွာပြန့်နှံ့တတ်သော ပညာလည်းကောင်း၊ မေဓာ၊ ထိုးတွင်း၍ သိတတ်
 သော ပညာလည်းကောင်း၊ ပရိကာယိကာ၊ အစီးအပွား၌ ညွတ်စေတတ်သော
 ပညာလည်းကောင်း၊ ဝိပဿနာ၊ ရှုတတ်သော ပညာလည်းကောင်း၊ သမ္မ
 ဇညံ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သော ပညာလည်းကောင်း၊ ပထော
 ဒေါ၊ နှင်ထံကဲ့သို့ မိတ်ကိုကောင်းသော သဘောသို့ နှင်တတ်သော ပညာလည်း
 ကောင်း၊ ပညာ၊ အပြားအားဖြင့် သိတတ်သော ပညာလည်းကောင်း၊ ပညိန္ဒြိယံ၊ သိခြင်း၌ အစိုးရ
 ခြင်းကိုပြုတတ်သော ပညာလည်းကောင်း၊ ပညာဗလံ၊ မတုန်ထုပ်သော ပ
 ညာလည်းကောင်း၊ ပညာသတ္တံ၊ ဖြတ်ထုတ်သော ခါးနှင့်တူသော ပညာလည်း
 ကောင်း၊ ပညာပါသာဒေါ၊ ငြာသာန်ကဲ့သို့ အထက်ကို ထက်တတ်သော
 ပညာလည်းကောင်း၊ ပညာအာလောကော၊ ထွန်းတင်းစေတတ်သော ပညာ
 လည်းကောင်း၊ ပညာဩဇာသော၊ အရောင်ဖြင့် ထွန်းပတတ်သော ပညာ
 လည်းကောင်း၊ ပညာပစ္စောတော၊ ထွန်းတောက်စေတတ်သော ပညာ
 လည်းကောင်း၊ ပညာချတနံ၊ မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပညာ
 လည်းကောင်း၊ အမောဟော၊ မတွေဝေတတ်သော ပညာလည်းကောင်း၊
 ဓမ္မဝိစယော၊ သစ္စာလေးပါးတရားတို့ကို ရှေးချယ်တတ်သော ပညာလည်း
 ကောင်း၊ သမာဒိဗ္ဗိ၊ ဟုတ်မှန်စွာမြင်တတ်သော ပညာလည်းကောင်း၊ သတိ
 တိ၊ သတိဟူသည်ကား၊ ယာသတိ၊ အကြင်အောက်မေ့ခြင်း သတိလည်း

ကောင်း၊ အနုပတိ၊ အပန်တလဲလဲအောက်မှေ့ခြင်း၊ သတိထည်းကောင်း၊ (ပ)
သမ္ဘာသက်၊ ကောင်းစွာအောက်မှေ့တတ်သော သတိထည်းကောင်း၊ ဣတိ
အယံ၊ ဤ သည်၊ သျှင်၊ ပညာစောသညာစာတိပဒဿ၊ ပညာစောသညာဟူ
သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဣတ္ထာယသ္မာအဇိတော နာမရူပဉ္စမာရိ
သာတိတ္ထေပဒေ၊ ဣတ္ထာယသ္မာအဇိတော နာမရူပဉ္စမာရိသဟူသောဤပုန်၌၊
နာမန္တိ၊ နာမံဟူသည်ကား၊ စတ္တာရော၊ လေးပါးကုန်သော၊ အရူပိနော၊ နာမံ
ဖြစ်ကုန်သော၊ ခန္ဓာ၊ နာမက္ခန္ဓာတို့သည်၊ ရူပန္တိ၊ ရူပံဟူသည်ကား၊ စတ္တာ
ရော၊ လေးပါးကုန်သော၊ မဟာဘူတာစ၊ မဟာဘုတ်တို့၎င်း၊ စတုန္တံ၊ လေး
ပါးကုန်သော၊ မဟာဘူတာနဉ္စ၊ မဟာဘုတ် တို့ကိုသာသျှင်၊ ဥပါဒါယရူပံ၊
စွဲ၍မှီ၍ဖြစ်သောရုပ်ထည်းကောင်း၊ မာရိသာတိ၊ မာရိသဟူသည်ကား၊ ဝိယ
ဝစနံ၊ ချစ်၍ဆိုသောစကားတည်း၊ ဝရူဝစနံ၊ အလေးအမြတ်ပြုသောစကား
တည်း၊ မာရိသာတိဇေ၊ မာရိသဟူသောဤသဒ္ဓါသည်၊ သဂါဝေသပွတိ
သာဝိဝစနံ၊ ရှိသောကျိုး၌ တုပ်ဝပ်ခြင်းနှင့် တကွဖြစ်သော စကားတည်း၊
ဣတိအယံ၊ ဤ သည်၊ သျှင်၊ နာမရူပဉ္စမာရိသာတိပဒဿ၊ နာမရူပဉ္စမာရိသ
ဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဇေတံမေပုဋ္ဌောပဗြူဟိတိတ္ထေပဒေ၊
ဇေတံမေပုဋ္ဌောပဗြူဟိဟူသောဤပုန်၌၊ ဇေတံမေတိ၊ ဇေတံမေဟူသည်ကား၊
ယံ၊ အကြင်ကတိပညာနာမံရုပ်တို့၏ချုပ်ရာကို၊ ပုစ္ဆာမိ၊ မေး၏၊ ယံ၊ အကြင်
ချုပ်ရာသဘောကို၊ ယာစာမိ၊ တောင်းပန်ပါ၏၊ ယံ၊ အကြင်ချုပ်ရာသဘော
ကို၊ အဇ္ဈေသာမိ၊ တိုက်တွန်း၏၊ ယံ၊ အကြင်ချုပ်ရာသဘောကို၊ ပထာဒေမိ၊
ကြည်ညို၏၊ ဇေတံ၊ ထိုချုပ်ရာသဘောကို၊ ပုဋ္ဌောတိ၊ ပုဋ္ဌောဟူသည်ကား၊
ပုစ္ဆိတော၊ မေးအပ်သော အရှင်တုရားသည်၊ ယာစိတော၊ တောင်းပန်
အပ်သော၊ အဇ္ဈေသိတော၊ တိုက်တွန်းအပ်သော၊ ပသာဒိတော၊ ကြည်ညို
စေအပ်သော အရှင်တုရားသည်၊ ပဗြူဟိတိ၊ ပဗြူဟိဟူသည်ကား၊ ဗြူဟိ
အာပိက္ခာဟိ၊ ကြားထေခံပူပါသော၊ ဒေသေဟိ၊ ပေးပါသော၊ ဣာပေဟိ၊
ထိစေပါသော၊ ပဋ္ဌေပေဟိ၊ ထားပါသော၊ ဝိဝရေဟိ၊ ဖွင့်ပါသော၊ ဝိတဇေဟိ၊
ပေးပန်ပါသော၊ ဥက္ခာနံ၊ ကရောဟိ၊ ထင်စွာပြပါသော၊ ပကာသေဟိ၊ ထင်
ရှားပြပါသော၊ ဣတိအယံ၊ ဤ သည်၊ သျှင်၊ ဇေတံမေပုဋ္ဌောပဗြူဟိတိပဒဿ၊
ဇေတံမေပုဋ္ဌောပဗြူဟိဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ကတ္ထေတံဥပါ
ရုဇ္ဈတိသ၊ ကတ္ထေတံ ဥပါရုဇ္ဈတံဟူ သည်ကား၊ ကတ္ထ၊ အဘယ်သဘောတ
ရား၌၊ ဇေတံ၊ ထို သဘောတရားရုပ် သည်၊ နိရုဇ္ဈတိ၊ ချုပ်သနည်း၊ ပူပသမ္ပတိ၊
ပြိုင်း ပန်နည်း၊ အတ္ထံဝတ္ထတိ၊ မပြုစံခြင်းသို့ရောက်သနည်း၊ ပဗ္ဗံပသာမ္ပတိ၊ အမြဲ

ငြိမ်းသနည်း၊ ဣတိအမံ၊ ဤသည်လျှင်၊ ကတ္ထေတံဥပရုဇ္ဈတီတိပဒဿ၊ ကတ္ထေတံဥပရုဇ္ဈတီဟူသောပုဒ်၏ အတ္ထော၊ အနက်တည်း၊ တေနံထံကြောင့်၊ သောဗြာဟ္မဏော၊ ထိုအဇိတပုဏ္ဏားသည်၊ ဗညာစေတသတိစာပိ၊ (ပ)၊ ဣန္ဒြာယသ္မာအဇိတောနာမဂ္ဂုပဉ္စမာရိသတေမေဝုဋ္ဌောပဗြုဟံကတ္ထေတံဥပရုဇ္ဈတီတိ၊ ဗညာစေတသတိစာပိ(ပ)ကတ္ထေတံဥပရုဇ္ဈတီဟူ၍၊ အာဟံ၊ ဆိုပြီး ။

၂၂

အဇိတော၊ အဇိတပုဏ္ဏားသည်၊ ထံ၊ သင်သည်၊ ယမေတံပဉ္စံ၊ အကြင်ပြဿနာကို၊ အပုစ္ဆိ၊ မေး၏၊ ယတ္ထ၊ အကြင်နိဗ္ဗာန်၌၊ နာမဂ္ဂု၊ နာမ်သည်လည်းကောင်း၊ ဂ္ဂုပဉ္စ၊ ရုပ်သည် လည်းကောင်း၊ အသေဝံ၊ အကြွင်းမဲ့၊ ဥပရုဇ္ဈတီ၊ ချုပ်၏၊ ဣန္ဒြာ၊ ဤနိဗ္ဗာန်၌၊ ဝိညာဓာဏဿ၊ ဝိညာဉ်၏၊ နိရောဓေန၊ ချုပ်သဖြင့်၊ တေ၊ ထိုဗညာသတ်နာမ်ရုပ်စသည်သည်၊ ဥပရုဇ္ဈတီ၊ ချုပ်၏၊ ဣတိ၊ ဤသို့၊ တေ၊ သင်၏၊ တံပဉ္စံ၊ ထိုပြဿနာကို၊ ဝဒါမိ၊ ငါတုရားဖြေတော်မူ၏၊ ယမေတံပဉ္စံ အပုစ္ဆိတိတ္ထေပဒေ၊ ယမေတံပဉ္စံ အပုစ္ဆိဟူသောဤပုဒ်၌၊ ယမေတံန္တိ၊ ယမေတံဟူသည်ကား၊ ပညဂ္ဂ၊ ပညာကိုလည်းကောင်း၊ သတိဂ္ဂ၊ သတိကိုလည်းကောင်း၊ နာမဂ္ဂုပဉ္စ၊ နာမ်ရုပ်ကိုလည်းကောင်း၊ တေပဉ္စံ၊ ဤဗညာသတ်နာမ်ရုပ်ဟူသောပြဿနာကို၊ အပုစ္ဆိတိ၊ အပုစ္ဆိဟူသည်ကား၊ အပုစ္ဆိယံ၊ သင်မေးပြီး၊ ယစာပတိ၊ တောင်းပန်ပြီး၊ အဇ္ဈေယိ၊ တိုက်တွန်းပြီး၊ ပသာဒေယိ၊ ကြည်လင်စေပြီး၊ ဣတိအယံ၊ ဤသည်လျှင်၊ ယမေတံပဉ္စံ အပုစ္ဆိတိပဒဿ၊ ယမေတံပဉ္စံ အပုစ္ဆိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အဇိတတံဝဒါမိတေတိတ္ထေပဒေ၊ အဇိတတံဝဒါမိတေဟူသောဤပုဒ်၌၊ အဇိတာတိ၊ အဇိတဟူ၍ ဘဂဝံ၊ မြတ်စွာဘုရားသည်၊ တံဗြာဟ္မဏံ၊ ထိုပုဏ္ဏားကို၊ နာမေန၊ အမည်အားဖြင့်၊ အာယပတိ၊ ခေါ်တော်မူ၏၊ တန္တိ၊ တံဟူသည်ကား၊ ပညဂ္ဂ၊ ပညာကိုလည်းကောင်း၊ သတိဂ္ဂ၊ သတိကိုလည်းကောင်း၊ နာမဂ္ဂုပဉ္စ၊ နာမ်ရုပ်ကိုလည်းကောင်း၊ တံ၊ ထိုဗညာသတ် နာမ်ရုပ်ဟူသော ပြဿနာကို၊ တေ၊ သင်အား၊ ဝဒါမိတိ၊ ဝဒါမိဟူသည်ကား၊ ဝဒါမိအာပိဏ္ဍာမိ၊ ငါတုရားကြားတော်မူ၏၊ ဒေသေမိ၊ ဟောတော်မူ၏၊ ပညာပေမိ၊ သ်စေတော်မူ၏၊ ပဉ္စပေမိ၊ ထားတော်မူ၏၊ ဝိပဇေမိ၊ ဖွင့်တော်မူ၏၊ ဝိဘဇေမိ၊ ဝေဘန်တော်မူ၏၊ ဣတ္တာနိ ကရောမိ၊ ထင်စွာပြုတော်မူ၏၊ ပကာသေမိ၊ ပြုတော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အဇိတတံဝဒါမိ တေတိပဒဿ၊ အဇိတတံဝဒါမိ တေဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယတ္ထနာမဂ္ဂုပဉ္စအသေဝံဥပရုဇ္ဈတီတိတ္ထေပဒေ၊ ယတ္ထနာမဂ္ဂုပဉ္စအသေဝံ ဥပရုဇ္ဈတီဟူသောဤပုဒ်၌၊ နာမန္တိ နာမ်ဟူသည်ကား၊ စတ္တာရော၊ ထေးပါးလှန်သော၊ အရုပ်နော၊ နာမ်ဖြစ်ထွန်

သော၊ ခန္ဓာ၊ ခန္ဓာတို့သည်၊ ရူပန္တိ၊ ရုပ်ဟူသည်ကား။ စတ္တာရော၊ ထေးပါးကုန်
သော၊ မဟာဘူတာစ၊ မဟာထုတ်တို့လည်းကောင်း၊ စတုန္တိ၊ ထေးပါးကုန်
သော၊ မဟာဘူတာနံ၊ မဟာထုတ်တို့ကို၊ ဥပါဒါယရူပဉ္စ၊ ဥပါဒါယရူပဉ္စဖြစ်သော
ရုပ်လည်းကောင်း၊ အသေသန္တိ၊ အသေသံဟူသည်ကား၊ သဗ္ဗေဒသဗ္ဗံ၊ အ
ချင်းခပ်ထိမ်း၊ သဗ္ဗဒါသဗ္ဗံ၊ အခါခပ်ထိမ်း၊ အသေသံ၊ အကြွင်းမရှိ၊ နိသေသံ
အကြွင်းမဲ့၊ အသေသန္တိ ဧတံ၊ အသေသံဟူသော ဤသဒ္ဓါသည်၊ ပရိယာဒါ
ယဝစနံ၊ အကုန်ကိုဟောသော သဒ္ဓါတည်း၊ ဥပရုက္ခတီတိ၊ ဥပရုက္ခတီဟူသည်
ကား၊ နိရုက္ခတိ၊ ချုပ်၏၊ ဝူပသမတိ၊ ငြိမ်း၏၊ အတ္ထံဂစ္ဆတိ၊ မရှိခြင်းသို့ရောက်
၏၊ ပဗ္ဗိပဿ ဣတိ၊ တဘနံငြိမ်း၏၊ ဣတိ အယံ၊ ဤသည်လျှင်၊ ယတ္ထနာမဉ္စရူပ
ဉ္စ အသေသံ ဥပရုက္ခတီ ကိပဒဿ၊ ယတ္ထနာမဉ္စရူပဉ္စ အသေသံ ဥပရုက္ခတီဟူ
သော ပုဒ်၏၊ အက္ခော၊ အနက်တည်း၊ ဝိညာဏသ၊ နရောဓေန ဧက္ခေတံ ဥပရုက္ခ
တီတိ ဧက္ခပဒေ၊ ဝိညာဏသ နရောဓေန ဧက္ခေတံ ဥပရုက္ခတီဟူသော ဤပုဒ်
၌၊ သောတာပတ္တိမဂ္ဂဥပဇာန၊ သောတာပတ္တိ မဂ်ဥပဇာန်ဖြင့်၊ အတိသင်္ခါရ
ဝိညာဏသ၊ ကုသိုလ် အကုသိုလ်ကံစေတနာနှင့် ဖွဉ်သောစိတ်ကို၊ နိရော
ဓေန၊ ပယ်သဖြင့်၊ သတ္တဘဝေ၊ ခုနစ်ပါးသောဘဝတို့ကို၊ ဌပေတွာ၊ ထား၍၊
အနမတေဝ္ဂေ၊ မထိအပ်သော အစရှိသော၊ ထံသာရေ၊ သံသရာ၌၊ နာမဉ္စ၊ နာမ်
လည်းကောင်း၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊ ယေ၊ အကြွင်းနာမ်ရုပ်တို့သည်၊
ဥပ္ပန္နေယျံ၊ ဖြစ်ကုန်ရာ၏၊ ဧတေ၊ ထိုနာမ်ရုပ်တို့သည်၊ ဧတ္ထ၊ ဤသောတာပတ္တိ
မဂ်ဥပဇာန်၌၊ နိရုက္ခန္တိ၊ ချုပ်ကုန်၏၊ ဝူပသမန္တိ၊ ငြိမ်းကုန်၏၊ အတ္ထံဂစ္ဆန္တိ၊ မရှိ
ခြင်းသို့ရောက်ကုန်၏၊ ပဗ္ဗိပဿ ဣန္တိ၊ တဘနံငြိမ်းကုန်၏၊ သကဒါဝိမဂ္ဂဥပ
ဇာန၊ သကဒါဝိမဂ်ဥပဇာန်ဖြင့်၊ အတိသင်္ခါရဝိညာဏသ၊ ကုသိုလ်အကု
သိုလ်ကံစေတနာနှင့် ဖွဉ်သောစိတ်ကို၊ နိရောဓေန၊ ပယ်သဖြင့်၊ ဧတဘဝေ၊
ခုနစ်ဘဝတို့ကို၊ ဌပေတွာ၊ ထား၍၊ ပဉ္စသုဘဝေသု၊ ငါးဘဝတို့၌၊ နာမဉ္စ၊ နာမ်
လည်းကောင်း၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊ ယေ၊ အကြွင်းနာမ်ရုပ်တို့သည်၊
ဥပ္ပန္နေယျံ၊ ဖြစ်ကုန်ရာ၏၊ ဧတေ၊ ထိုနာမ်ရုပ်တို့သည်၊ ဧတ္ထ၊ ဤသကဒါဝိမဂ်
ဥပဇာန်၌၊ နိရုက္ခန္တိ၊ ချုပ်ကုန်၏၊ ဝူပသမန္တိ၊ ငြိမ်းကုန်၏၊ အတ္ထံဂစ္ဆန္တိ၊ မရှိခြင်း
သို့ရောက်ဟုန်၏၊ ပဗ္ဗိပဿ ဣန္တိ၊ တဘနံငြိမ်းကုန်၏၊ အနာဂါဝိမဂ္ဂဥပဇာန၊
အနာဂါဝိမဂ်ဥပဇာန်ဖြင့်၊ အတိသင်္ခါရဝိညာဏသ၊ ကုသိုလ် အကုသိုလ်ကံ
စေတနာနှင့် ဖွဉ်သောစိတ်ကို၊ နိရောဓေန၊ ပယ်သဖြင့်၊ ဧကဘဝံ၊ တဘဝကို
ဌပေတွာ၊ ထား၍၊ ရူပခါတုယာဝါ၊ ရူပခါတ်၌၎င်း၊ အရူပခါတုယာဝါ၊ အရူပ
ခါတ်၌လည်းကောင်း၊ နာမဉ္စ၊ နာမ်လည်းကောင်း၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊

ယော၊ အကြင်ရုပ်တို့သည်၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏၊ ဧတေ၊ ထိုနာမ်ရုပ်တို့သည်
 ဧတ္ထံ၊ ဤအနာဂါမိမဂ်ဥာဏ်၌၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ ဝုပသမန္တိ၊ ပြင်းကုန်
 ၏၊ အတ္ထံဝန္တန္တိ၊ မရှိခြင်းသို့ ရောက်ကုန်၏၊ ပဋိပဿန္တန္တိ၊ တဖန်ပြင်းကုန်
 ၏၊ အရဟတ္တမဂ္ဂဥာဏေန၊ အရဟတ္တမဂ်ဥာဏ်ဖြင့်၊ အဘိသင်္ခါ၊ ရင်ညာဏ
 သာ၊ ကုသိုလ်အကုသိုလ်ကံ စေတနာနှင့် ယှဉ်သော စိတ်ကို၊ နိရောဓေန၊
 ပယ်သဖြင့်၊ နာမဉ္စ၊ နာမ်လည်းကောင်း၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊ ယော၊
 အကြင်နာမ်ရုပ်တို့သည်၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏၊ ဧတေ၊ ထိုနာမ်ရုပ်တို့
 သည်၊ ဧတ္ထံ၊ ဤအရဟတ္တမဂ်ဥာဏ်၌၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ ဝုပသမန္တိ၊ ပြင်း
 ကုန်၏၊ အတ္ထံဝန္တန္တိ၊ မရှိခြင်းသို့ ရောက်ကုန်၏၊ ပဋိပဿန္တန္တိ၊ တဖန်ပြင်း
 ကုန်၏၊ အနုခါဒိသေသာယာ၊ ဝိပါက်ကမ္မဇရုပ်အကြွင်းမရှိသော၊ နိဗ္ဗာနဓာ
 တုယာ၊ ပြင်းခြင်းသဘောတရားဖြင့်၊ ပရိနိဗ္ဗာယန္တိယာ၊ ပြင်းကော်မူသော၊
 အရဟတော၊ ရဟန္တာအား၊ စရိမဝိညာဏာယာ၊ အစုံးဖြစ်သော စိတ်၏၊
 နိရောဓေန၊ ချုပ်သဖြင့်၊ ပညာစ၊ ပညာလည်းကောင်း၊ သတိစ၊ သတိလည်း
 ကောင်း၊ နာမဉ္စ၊ နာမ်လည်းကောင်း၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊ ဧတေ၊ ထို
 ပညာသတိနာမ်ရုပ်တို့သည်၊ ဧတ္ထံ၊ ဤမဂ်နိဗ္ဗာန် ပြုသောအခါ၌၊ နိရုဇ္ဈန္တိ၊
 ချုပ်ကုန်၏၊ ဝုပသမန္တိ၊ ပြင်းကုန်၏၊ အတ္ထံဝန္တန္တိ၊ မရှိခြင်းသို့ ရောက်ကုန်
 ၏၊ ပဋိပဿန္တန္တိ၊ တဖန်ပြင်းကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိညာဏာယာ
 နိရောဓေနဧတ္ထေတံဥပရုဇ္ဈတိတိပဒယာ၊ ဝိညာဏာယာနိရောဓေနဧတ္ထေတံ
 ဥပရုဇ္ဈတိဟူသောဝုန်၏၊ အတ္ထော၊ အနက်လည်းကောင်း၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာထုရားသည်၊ ယမေတံပဉ္စံအပုန္တိ၊ အဇိတံဝဒါမိတော၊ ယတ္ထနာမဉ္စ၊
 ရူပဉ္စအသေသံဥပရုဇ္ဈတိ၊ ဝိညာဏာယာနိရောဓေန၊ ဧတ္ထေတံဥပရုဇ္ဈတိတိ၊
 ယမေတံပဉ္စံအပုန္တိ၊ အဇိတံဝဒါမိတော၊ ယတ္ထနာမဉ္စ၊ ရူပဉ္စ၊ အသေသံဥပ
 ရုဇ္ဈတိ၊ ဝိညာဏာယာနိရောဓေန၊ ဧတ္ထေတံဥပရုဇ္ဈတိဟူ၍၊ အာဟာ၊ ဟော
 ကော်မူပြီ။ ။

☰

မစရိတေထုန်းတော်ကြီးသော အရှင်ထုရား၊ ယေစ၊ အကြင်ပုဂ္ဂိုလ်တို့
 သည်လည်း၊ သင်္ခါတဓမ္မာသေ၊ သင်္ခါတတရားရှိကုန်၏၊ ယေစ၊ အကြင်ပုဂ္ဂိုလ်
 တို့သည်လည်း၊ ထိက္ခာ၊ ကျင့်ဆဲဖြစ်ကုန်၏၊ ဣဝ၊ ဤသောက၌၊ ပုဏ္ဏားစွာ
 ကုန်သောသတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ၊ ထိုသောကအသေကွ
 ပုဂ္ဂိုလ်သတ္တဝါတို့၏၊ ဣရိယံ၊ အကျင့်ကို၊ ပုဏ္ဏားမေးအပ်သော၊ နိမကော၊
 ပညာရှိသောအရှင်ထုရားသည်၊ မေ၊ အကျွန်ုပ်အား၊ ဗြူဟိ၊ ဟောတော်မူပါ
 သော၊ ယေစသင်္ခါတဓမ္မာသေတိတ္ထေပဒေ၊ ယေစသင်္ခါတဓမ္မာသေဟူသော

ဤပုဂ္ဂိုလ်ချင်းသမ္မတနိုင်ငံတော်ကို ကျင့်စဉ်အားဖြင့် သောသမ္မတနိုင်ငံတော်၊ အရဟန္တာ၊ ခုဟန္တာ၊ ဗဟိုကို၊ သင်္ခါတဓမ္မ၊ သင်္ခါတ တရားဟူ၍၊ ဝုဇ္ဇန္တိ၊ ဆုံအပ်ကုန်၏၊ ကိတိကော၊ အာပတ်ကြောင့်၊ ဖိတေသဝါ၊ ကျင့်စဉ်အားဖြင့် သောသမ္မတနိုင်ငံတော်၊ အရဟန္တာ၊ ခုဟန္တာကို၊ သင်္ခါတဓမ္မ၊ သင်္ခါတ တရားဟူ၍၊ ဝုဇ္ဇန္တိ၊ ဆုံအပ်ကုန်သနည်း။ တေ၊ ထိုရဟန္တာကိုသည်။ သင်္ခါတဓမ္မ၊ အနိစ္စအစရှိသောအားဖြင့် ပြုပြင်သုံးသပ် အပ်ပြီးသော တရားရှိကုန်၏။ ဥာတဓမ္မ၊ ထင်ရှားပြုအပ်ပြီးသော တရားရှိကုန်၏။ တုလိတဓမ္မ၊ နှိုင်းရှဉ်အပ် ပြီးသော တရားရှိကုန်၏။ ကိရိတဓမ္မ၊ စုံစမ်းအပ်ပြီးသော တရားရှိကုန်၏။ ဝိဘူတဓမ္မ၊ ထင်ရှားခွဲခြမ်းအပ်ပြီးသော တရားရှိကုန်၏။ ဝိဘာဝိတဓမ္မ၊ ပွားစေအပ်ပြီးသော တရားရှိကုန်၏။ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော သင်္ခါရတို့သည်။ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍။ သင်္ခါတဓမ္မ၊ အနိစ္စအစရှိသောအားဖြင့် ပြုပြင်သုံးသပ်အပ်ပြီးသော တရားရှိကုန်၏။ ဥာတဓမ္မ၊ ထင်ရှားပြုအပ်ပြီးသော တရားရှိကုန်၏။ တုလိတဓမ္မ၊ နှိုင်းရှဉ်အပ်ပြီးသော တရားရှိကုန်၏။ ကိရိတဓမ္မ၊ သုံးသပ်အပ်ပြီးသော တရားရှိကုန်၏။ ဝိဘူတဓမ္မ၊ ထင်ရှားခွဲခြမ်းအပ်ပြီးသော တရားရှိကုန်၏။ ဝိဘာဝိတဓမ္မ၊ ပွားစေအပ်ပြီးသော တရားရှိကုန်၏။ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းသော သင်္ခါရတို့သည်။ ဒုက္ခာတိ၊ ဆင်းရဲ ကုန်၏ဟူ၍။ သင်္ခါတဓမ္မ၊ ပြုပြင် သုံးသပ်အပ်ပြီးသော သဘောတရားရှိကုန်၏။ (၈)။ သဗ္ဗေဓမ္မ၊ ခပ်သိမ်းကုန်သော သဘောတရားတို့သည် အနတ္တာတိ၊ အစိုးမရကုန်ဟူ၍။ သင်္ခါတဓမ္မ၊ ပြုပြင်သုံးသပ်အပ်ပြီးသော သဘော တရားရှိကုန်၏။ အဝိဇ္ဇာပဗ္ဗယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာတိ၊ သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူ၍။ သင်္ခါတဓမ္မ၊ ပြုပြင် သုံးသပ်အပ်ပြီးသော သဘော တရားရှိကုန်၏။ ယံကိဉ္စိ၊ အလုံးစုံကုန်သော။ သရဒယဓမ္မ၊ ဖြစ်ခြင်း သဘောတရားသည်။ အတ္ထိ၊ ရှိ၏။ တံသမ္ပိ၊ ထိုအလုံးစုံသော ဖြစ်ခြင်း သဘောတရားသည်။ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်း သဘောရှိ၏ဟူ၍။ သင်္ခါတဓမ္မ၊ အနိစ္စအစရှိသော အားဖြင့် ပြုပြင်သုံးသပ် အပ်ပြီးသော တရားရှိကုန်၏။ ဥာတဓမ္မ၊ ထင်ရှားပြုအပ်ပြီးသော တရားရှိကုန်၏။ တုလိတဓမ္မ၊ နှိုင်းရှဉ်အပ်ပြီးသော တရားရှိကုန်၏။ ကိရိတဓမ္မ၊ စုံစမ်းအပ်ပြီးသော တရားရှိကုန်၏။ ဝိဘူတဓမ္မ၊ ထင်ရှားခွဲခြမ်းအပ်ပြီးသော တရားရှိကုန်၏။ ဝိဘာဝိတဓမ္မ၊ ပွားစေအပ်ပြီးသော တရားရှိကုန်၏။ အထဝါ၊ တနည်းကား။ တေသံ၊ ထိုရဟန္တာတို့အား။ သင်္ခါတာ၊ ပြုပြင်သုံးသပ်အပ်ကုန် ပြီးသော။ ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။ သန္တိ၊ ရှိကုန်၏။ သင်္ခါတာ၊ ပြုပြင် သုံးသပ်အပ်

ကုန်ပြီးသော၊ ဓာတုယော၊ တဆဲ နှစ်ပါးကုန်သော ဓာတ်တို့သည်၊ သင်္ခါ
 တာ၊ ပြုပြင်သုံးသပ် အပ်ကုန်ပြီးသော၊ အာယတနာနိ၊ တဆဲ နှစ်ပါးကုန်
 သော အာယတနတို့သည်၊ သင်္ခါတာ၊ ပြုပြင်သုံးသပ် အပ်ကုန်ပြီးသော၊ ဂတိ
 ယော၊ ငါးပါးကုန်သော ဂတိတို့သည်၊ သင်္ခါတာ၊ ပြုပြင်သုံးသပ်အပ်ကုန်
 ပြီးသော၊ ဥပပတ္တိယော၊ သုဂတိဒုဂ္ဂတိအားဖြင့် ဖြစ်ခြင်း နှစ်ပါးတို့သည်၊
 သင်္ခါတာ၊ ပြုပြင်သုံးသပ်အပ် ကုန်ပြီးသော၊ ပရိသန္ဓိ၊ သုံးပါးကုန်သောပရိ
 သန္ဓေတို့သည်၊ သင်္ခါတာ၊ ပြုပြင်သုံးသပ် အပ်ကုန်ပြီးသော၊ ဘဝါ၊ ကိုးပါး
 သောဘဝတို့သည်၊ သင်္ခါတာ၊ ပြုပြင်သုံးသပ်အပ်ကုန်ပြီးသော၊ သံသရာ၊
 ခန္ဓာအာယတန ဓာတ်တို့၏ မပြတ်ဖြစ်ခြင်း တည်းဟူသော သံသရာတို့
 သည်၊ သင်္ခါတာ၊ ပြုပြင်သုံးသပ် အပ်ကုန်ပြီးသော၊ ဝဇ္ဇာ၊ ဝဋ်သုံးပါးတို့သည်
 သန္တိ၊ ရှိကုန်၏၊ အထဝါ၊ တနည်းကား၊ တေ၊ ထိုရဟန္တာတို့သည်၊ ခန္ဓပရိ
 ယန္တေ၊ ခန္ဓာငါးပါး၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊ ဓာတုပရိယန္တေ၊ ဓာတ်
 ၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊ အာယတနပရိယန္တေ၊ အာယတန၏အဆုံး
 ၌၊ ဌိတာ၊ တည်ကုန်၏၊ ဂတိပရိယန္တေ၊ ဂတိ၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊
 ဥပပတ္တိပရိယန္တေ၊ ဖြစ်ခြင်း၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊ ပရိသန္ဓိပရိယန္တေ၊
 ပရိသန္ဓေ၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊ ဘဝပရိယန္တေ၊ ဘဝ၏အဆုံး၌၊
 ဌိတာ၊ တည်ကုန်၏၊ သံသရာပရိယန္တေ၊ သံသရာ၏အဆုံး၌၊ ဌိတာ၊ တည်
 ကုန်၏၊ ဝဇ္ဇပရိယန္တေ၊ ဝဋ်၏အဆုံး၌၊ ဌိတာ၊ တည်ကုန်၏၊ အန္တိမေဘာဝေ၊
 အဆုံး၌ဖြစ်သောဘဝ၌၊ ဌိတာ၊ တည်ကုန်၏၊ အန္တိမေသရဿယေ၊ အဆုံး
 သော ကိုယ်၏အဖြစ်၌၊ ဌိတာ၊ တည်ကုန်၏၊ အရဟန္တာ၊ ရဟန္တာတို့သည်၊
 အန္တိမဒေဟဓရာ၊ အဆုံးဖြစ်သော ကိုယ်ကို ဆောင်ကုန်၏။ အေဝေ၊
 ထိုရဟန္တာတို့၏၊ အယံ၊ ဤအတ္တဘောသည်၊ ပစ္ဆိမကော၊ အဆုံးဖြစ်၏၊
 အယံသရဿယော၊ ဤအတ္တဘော၏ဖြစ်ခြင်းသည်၊ စရိမော၊ အဆုံးစွန်ဖြစ်
 ၏၊ ဓမ္မာတိမရဏသံသာဓော၊ ပရိသန္ဓေနေခြင်းသေခြင်းရှေ့ သွားခြင်း သည်
 လည်းကောင်း၊ ပုနတ္တဝေ၊ တဖန်ဖြစ်ခြင်းသည် လည်းကောင်း၊ နေသံ၊ ထို
 ရဟန္တာတို့အား၊ နတ္ထိမရှိ၊ တံကာရဏာ၊ ထိုကြောင့်၊ ဝိကာသဝါ၊ ကုန်
 ပြီးသောအာသဝေါရှိကုန်သော၊ အရဟန္တာ၊ ရဟန္တာတို့ကို၊ သင်္ခါတဓမ္မာ၊
 သင်္ခါတဓမ္မတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ယေစ
 သင်္ခါတဓမ္မာသေတိပဒုဿ၊ ယေစသင်္ခါတဓမ္မာသေ ဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ ယေစသေခါပုထုဇ္ဈာဓေတိတ္ထေပဒေ၊ ယေစသေခါပုထုဇ္ဈာ
 ဟူသောဤပုဒ်၌၊ သေခါတိ၊ သေခါဟူ၍၊ ကိံကာရဏာ၊ အဘယ်ကြောင့်၊



သေခါ၊ သေခပုဂ္ဂိုလ်ရန်နစ်ယောက်ကိုကို၊ ဝုစ္ဆန္တိ၊ သိအပ်ကုန်သနည်း၊ ယေ၊
 အံကြွင်သေခပုဂ္ဂိုလ်ရန်နစ်ယောက်ကိုသည်၊ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏၊
 ဣတိတဿာ၊ သိကြောင့်၊ သေခါ၊ သေခမည်ကုန်၏၊ ကိဉ္စ၊ အဘယ်တရားကို
 ယျှင်၊ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်သနည်း၊ အမိသိလံပိ၊ အလွန်မြတ်သော
 သီလကိုသည်၊ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏၊ အမိပိတ္တံပိ၊ အလွန်မြတ်သော
 ပိတ်ကိုလည်း၊ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏၊ အမိပညာပိ၊ အလွန်မြတ်သော
 ပညာကိုလည်း၊ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အမိသိ
 လသိက္ခာ၊ အမိသိသသိက္ခာသည်၊ ကတမာစ၊ အဘယ်နည်း၊ ဣဓ၊ ဤသာသ
 နာကော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ သီလဝါ၊ သီလရှိသည်၊ ဟောတိ၊ ဖြစ်၏၊
 ပါတိမောက္ခသံဝရသံဝရတော၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်
 သည့်ဖြစ်၍၊ အာစာရဂေါစရသမ္ပန္နော၊ အာစာရဂေါစရနှင့် ပြည့်စုံသည်ဖြစ်
 ၍၊ ဝိဟရတိ၊ နေ၏၊ အဏုမက္ခေသု၊ အဏုမြူမှုယောက်ကုန်သော၊ ဝဇ္ဇေသု၊
 အပြစ်ဟူ၍၊ ဘသဒ္ဓယပာပိ၊ ဘေးကိုရှုထေ့ရှိ၏၊ သိက္ခာပဒေသု၊ သိက္ခာပုဒ်
 တို့၌၊ သမာဒါယ၊ ကောင်းစွာယူ၍၊ သိက္ခတိ၊ ကျင့်၏၊ ခုဒ္ဒကော၊ ငယ်စွာသော
 သီလက္ခန္ဓာ၊ သီလအရသည်၊ မဟန္တော၊ ကြီးစွာသော၊ သီလက္ခန္ဓာ၊ သီ
 လအပေါင်းသည်၊ သိတံ၊ မှီရာဖြစ်၏၊ မတိဋ္ဌာ၊ ကုသိုလ်တရားတို့၏တည်ရာ
 ဖြစ်၏၊ အာဒိ၊ အဦးဖြစ်၏၊ စရဏံ၊ အခြေဖြစ်၏၊ သံယမော၊ လွန်ကျူးခြင်းကို
 စောင့်စည်းတတ်၏၊ သံဝဇ္ဇာ၊ စောင့်ရှောက်တတ်၏၊ ကုယထာနံ၊ ကုသိုလ်ဖြစ်
 ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ သမာပတ္တိယာ၊ ကောင်းစွာရောက်ခြင်းငှါ၊
 ခုခံခံတွင်းသာဖြစ်၏၊ ပရခံ၊ ရှေ့သွားအကြီးဖြစ်၏၊ အယံ၊ ဤသည်ကား၊
 အမိသိသသိက္ခာ၊ အမိသိသသိက္ခာမည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အမိပိတ္တ
 သိက္ခာ၊ အမိပိတ္တသိက္ခာသည်၊ ကတမာစ၊ အဘယ်နည်း၊ ဣဓ၊ ဤသာသနာ
 ကော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ကာမေတိ၊ ဝတ္ထုကာမကိလေသာကာမတို့မှ၊
 ပိဝဇ္ဇေပ၊ သိတ်သည်ဖြစ်၍သာယျှင်၊ (ပ)၊ ပဋ္ဌမံဈာနံ၊ ပဋ္ဌမဈာန်ကို၊ နုတ်ယံဈာ
 နံ၊ နုတ်ယဈာန်ကို၊ တတိယံဈာနံ၊ တတိယဈာန်ကို၊ စတုတ္ထံဈာနံ၊ စတုတ္ထဈာန်
 ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ အယံ၊ ဤသည်ကား၊ အမိပိတ္တ
 သိက္ခာ၊ အမိပိတ္တသိက္ခာမည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အမိပညာသိက္ခာ၊ အမိ
 ပညာသိက္ခာသည်၊ ကတမာစ၊ အဘယ်နည်း၊ ဣဓ၊ ဤသာသနာကော်၌၊
 ဘိက္ခု၊ ရဟန်းသည်၊ ပညာဝါ၊ ပညာရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဒယတ္ထဂါမိ
 နိယာ၊ အဖြစ်အပျက်ကိုသိထေ့ရှိသော၊ ပညာယ၊ ပညာနှင့်၊ သမန္နာဂတော၊
 ပြည့်စုံ၏၊ အရိယာယ၊ မြတ်သော၊ နိဗ္ဗေမိကာယ၊ ထိုးထွင်း၍သိတတ်သော၊

ပညာယ၊ ပညာဒှင်၊ သမန္နာဂတော၊ ပြည့်စုံ၏၊ သမ္မာ၊ ကောင်းစွာ၊ ဒုက္ခက္ခယ
ဂါမိနိယာ၊ ဒုက္ခ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အဆင့်နှင့်၊
သမန္နာဂတော၊ ပြည့်စုံ၏၊ သော၊ ထိုပေးနည်းသည်၊ ဣ၊ ဤသည်ကား၊ ဒုက္ခန္တိ၊
ဒုက္ခသစ္စာဟူ၍၊ ယထာဘူတံ၊ ဟုတ်မှန်စွာ၊ ပဇာနာတံ၊ ထိုးထွင်း၍ သိ၏၊
အယံ၊ ဤသည်ကား၊ ဒုက္ခသမုဒယောတိ၊ ဒုက္ခ၏အကြောင်းဟူ၍၊ အယံ၊ ဤ
သည်ကား၊ ဒုက္ခနိရောဓောတိ၊ ဒုက္ခ၏ ချုပ်ရာဟူ၍၊ အယံ၊ ဤသည်ကား၊
ဒုက္ခနိရောဓ ဂါမိနိပဋိပဒါတိ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအ
ကျင့်တည်းဟူ၍၊ ယထာဘူတံ၊ ဟုတ်မှန်သော အထွေအကပ်၊ ပဇာနာတံ၊ ထိုး
ထွင်း၍ သိ၏၊ ဣမေ၊ ဤသည်တို့ကား၊ အာသဝါတိ၊ အာသဝတို့တည်းဟူ၍၊
အယံ၊ ဤသည်ကား၊ အာသဝသမုဒယောတိ၊ အာသဝ၏အကြောင်းတည်း
ဟူ၍၊ အယံ၊ ဤသည်ကား၊ အာသဝနိရောဓောတိ၊ အာသဝ၏ချုပ်ရာ ဟူ၍၊
အယံ၊ ဤသည်ကား၊ အာသဝနိရောဓ ဂါမိနိပဋိပဒါတိ၊ အာသဝ၏ချုပ်ရာ
နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်းဟူ၍၊ ယထာဘူတံ၊ ဟုတ်မှန်စွာ၊
ပဇာနာတံ၊ ထိုးထွင်း၍ သိ၏၊ အယံ၊ ဤသည်ကား၊ အဓိပညာသိက္ခာ၊ အဓိ
ပညာသိက္ခာမည်၏၊ တိသော၊ သုံးပါး ကုန်သော၊ ဣမာသိက္ခာယော၊ ဤ
သိက္ခာတို့ကို၊ အာဝဇ္ဇန္တော၊ ကြည့်ရှု ဆင်ခြင် ကုန်သည် ဖြစ်၍၊ သိက္ခန္တိ၊
ကျင့်ကုန်၏၊ ဇာနန္တော၊ သိကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ပဿန္တော၊
မြင်ကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ပစ္စေဝက္ခန္တော၊ ဆင်ခြင်ကုန်
သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ဝိတ္တံ၊ ဝိတ်ကို၊ အဝိဇ္ဇဟန္တော၊ ဆောင်တည်
ကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ သဒ္ဓါဟံ၊ ယုံကြည်သဖြင့်၊ အဓိ
ရဇ္ဇန္တော၊ မိမိ၏ကိစ္စကို ပြုကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ဝိရိယံ၊
ဝိရိယကို၊ ပဂ္ဂဗျန္တော၊ မြီးမြှောက် ကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊
သတိံ၊ သတိကို၊ ဥပဋ္ဌဟန္တော၊ မိမိကိစ္စကို ပြုထုတ်ဖြစ်စေ၍၊ သိက္ခန္တိ၊ ကျင့်
ကုန်၏၊ ဝိတ္တံ၊ သမာဓိဝိတ်ကို၊ သမာဒဟန္တော၊ ကောင်းစွာ ဆောင်တည်
သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ပညာယ၊ ပညာဒှင်၊ ပဇာနန္တော၊ အခြား
အားဖြင့် သိကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ အဘိညေယျံ၊ သိအပ်
သည်ကို၊ အဘိဇာနန္တော၊ သိကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ပရိ
ညေယျံ၊ ပိုင်းခြား၍ သိအပ်သည်ကို၊ ပရိဇာနန္တော၊ ပိုင်းခြား၍ သိကုန်သည်
ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ပဟာတဗ္ဗံ၊ ပယ်အပ်သည်ကို၊ ပဇဟန္တော၊ ပယ်
ကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ ဘာပေတဗ္ဗံ၊ ပွားစေအပ်သည်ကို၊
ဘာပန္တော၊ ပွားစေကုန်သည်ဖြစ်၍၊ သိက္ခန္တိ၊ ကျင့်ကုန်၏၊ သန္တိကာတဗ္ဗံ၊

မျက်ရောင်ပြိုအပ်သည်ကို၊ သန္တိကရောက္ခော၊ မျက်ရောင်ပြိုကုန်သည်
 ဖြစ်၍၊ ဝိက္ခန္ဓိ၊ ကျင့်ကုန်၏။ အာစရန္တိ၊ အစိတ်ထက်ကျင့်ကုန်၏။ သမာစ
 ခန္တိ၊ အစိတ်ထက်ကျင့်ကုန်၏။ သမာဒါယ၊ အစိတ်ညွှန်ကို ကောင်းစွာယူ၍၊
 ဝတ္ထုန္တိ၊ ကျင့်ကုန်၏။ တံကာရဏာ၊ ထိုကြောင့်၊ ဒေ၊ တွား၊ သေကွတ်ယူ၍၊
 ဝုဒ္ဓန္တိ၊ ဆိုအပ်ကုန်၏။ ပုထုတိ၊ ပုထုဟူသည် ကား၊ ဗဟုကား၊ ချား၊ ကုန်သော၊
 သောကား၊ ပန္နာစ၊ သောတာပန်သည်၊ ဖြစ်ကုန်သော၊ ပဗ္ဗိပန္နာစ၊ သောတာပန်
 အလို၌ ကျင့်သည်လည်း၊ ဖြစ်ကုန်သော၊ သကဒါဂါမိနောစ၊ သကဒါဂါမ်
 လည်း၊ ဖြစ်ကုန်သော၊ ပဗ္ဗိပန္နာစ၊ သကဒါဂါမ်အလို၌ ကျင့်သည်လည်း၊ ဖြစ်
 ကုန်သော၊ အနာဂါမိနောစ၊ အနာဂါမ်လည်း၊ ဖြစ်ကုန်သော၊ ပဗ္ဗိပန္နာစ၊ အနာ
 ဂါမ်အလို၌ ကျင့်သည် လည်း၊ ဖြစ်ကုန်သော၊ အရဟန္တာ၊ ရဟန္တာလည်း
 ဖြစ်ကုန်သော၊ ပဗ္ဗိပန္နာစ၊ ရဟန္တာအလို၌ ကျင့်သည်လည်း၊ ဖြစ်ကုန်သော၊
 ဧဝေဓာသခါ၊ ဤသေကွတ်ပုဂ္ဂိုလ် အသေကွတ်ပုဂ္ဂိုလ်တို့သည်၊ ဣဝေဓာ၊ ဣပေဓု
 သည်ကား၊ ဣဝိဿာဒိဗ္ဗိယံ၊ ဤသို့သောအယူ၌၊ ဣဝိဿာဒန္တိယံ၊ ဤသို့
 သော၊ သည်းခံခြင်း၌၊ ဣဝိဿာရုစိယံ၊ ဤသို့သော နှစ်သက်ခြင်း၌၊ ဣမတ္ထိ
 ကာဒါပေ၊ ဤသို့သော အသက်ခြင်း၌၊ ဣမတ္ထိ ဓမ္မေ၊ ဤသို့သော တရား၌၊
 ဣမတ္ထိ ဝိပဿေ၊ ဤသို့ကျင့်အပ်သောဝိနည်းတရား၌၊ ဣမတ္ထိ ဓမ္မဝိနယေ၊ ဤ
 ဓမ္မဝိနယ၌၊ ဣမတ္ထိ ဝါဝစ န၊ ဤသို့ဟောတော်မူရာ၌၊ ဣမတ္ထိ ဗြဟ္မစရိယေ၊
 ဤဖြစ်စေ၊ အကျင့်၌၊ ဣမတ္ထိ သက္ကုလာသနေ၊ ဤသို့သော ထုရားအဆုံး
 အမေတော်၌၊ ဣမတ္ထိ အတ္တဘာဝေ၊ ဤတံတံ၏အဖြစ်၌၊ ဣမတ္ထိ မနုဿဝေ၊
 ဧကာ၊ ဤထူပြင်၌၊ ဣကိအပဿိ၊ ဤသည်သျှင်း၊ ဧဝေဓာသခါ ပုထု ဣဝေဓာပ
 ဧဝေဓာ သေစသော ပုထုဣပေဓုသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ ဧဝေဓာ
 ဧမနံပဧကံ၊ ဣရိသံပုဇ္ဇာပဗြုဟိ မာရိ သတိ၊ ဧဝေဓာ မနံပကောဣရိသံ
 ပုဇ္ဇာပဗြုဟိ မာရိ သဟူသည်ကား၊ နံပ ဧကံ၊ ခုင့်သော၊ ပညာရှိတော်မူ
 သော၊ ဤအတိုင်း၊ ချမ်းသာခြင်း၏အကြောင်းကိုထိတက်သော၊ ပညာရှိသော
 ဟူ၍၊ ပဗ္ဗုပ္ပန္နိယံ၊ ဤအကျိုးနှစ်ပါးကိုထိ တက်သောပညာရှိသော၊ ဗုဒ္ဓိမာ
 သိမိအကျိုး သူတော်၊ အကျိုး၌ မတုန်ထွင်သောပညာရှိသော၊ ဣ၊ နှစ်နှစ်
 သောအကျိုးအပ်သော အကျိုး၌ အမြဲထိတက်သော ပညာရှိသော၊ မေဓေဝီ၊
 ထိုတွင်းသော ဟူ၍၊ ရှိသောတို့၊ အရှင်ဘုရား ဝိသိကတည်း၊ သင်္ခါတဓမ္မာ
 နန္ဒပုဂ္ဂိုလ်တို့သည် အင်္ဂါပြုသော တရားရှိကုန်သော၊ သေကွတ်ပုဂ္ဂိုလ် ကျင့်သ
 လည် ဖြစ်ကုန်သော၊ ဧဝေဓာ၊ ဧဝေဓာကပုဂ္ဂိုလ် အသေကွတ်ပုဂ္ဂိုလ်တို့၏၊ ဣရိ
 သံ၊ ပဿောဓ၊ လုံ့လကို၊ စရိသံ၊ အမူအနာကို၊ ဝုတ္တံ၊ ဖြစ်မြင်ကို၊ ပဓမ္မိ၊



အပြားအားဖြင့်ဖြစ်ခြင်းကို၊ အစောရုံ၊ အကျင့်ကို၊ ဂေါစရုံ၊ အကြောင်းကို၊
 ဝိဟာရုံ၊ ဣရိ သာဝုတ်ကို၊ ပဗ္ဗိဒံ၊ ဝိပဇာ ဝနာအကျင့်ကို၊ ပုဗ္ဗောတိ၊ ပုဗ္ဗောဟူ
 သည်ကား၊ ပုတ္တိကော၊ မေးအပ်သော၊ ယာဇိတော၊ တောင်းပန်အပ်သော၊
 အဗ္ဗေယျိတိကော၊ တိုက်တွန်းအပ်သော၊ ပဿာဒိတော၊ ကြည်ညို နေအပ်
 သော အရှင်ထူးသည်၊ ဗြဟ္မဟိတိ၊ ဗြဟ္မဟိဟူသည်ကား၊ ဗြဟ္မဟိ၊ ကော
 တော်မူပါလော၊ အာပိက္ခာဟိ၊ ကြားပါလော၊ ဒေသေဟိ၊ တောပါလော၊ ပည
 ပေဟိ၊ သိစေပါလော၊ ပဋ္ဌပေဟိ၊ ထားပါလော၊ ဝိဝေ၊ ဖွင့်လော၊ ဝိဘဇ၊ ဝေ
 တန်လော၊ ဥတ္တန္တန္တိ၊ ကရောဟိ၊ ထင်စွာပြုလော၊ ပကာသေဟိ၊ ပြတော်မူလော၊
 မာရိသဟိ၊ မာရိ သဟူသည်ကား၊ ဝိယဝစနံ၊ ချစ်၍ဆိုသော စကားတည်း၊
 ဝရူဝစနံ၊ အလေးအမြတ် ပြုသောစကားတည်း၊ မာရိသဟိတံ၊ မာရိသ
 ဟူသော ဤသဒ္ဓါသည်၊ သဂါရဝသပ္ပတိသဟာဝိဝစနံ၊ ရှိသေ ကျိုးနွံတို့ ဝပ်
 ခြင်းနှင့်တကွဖြစ်သောစကားတည်း၊ ဣတိအယံ၊ ဤ သည့်လျှင်၊ တေသံမေန
 ပကော၊ ဣရိ သံပုဗ္ဗော၊ ဗြဟ္မဟိ မာရိသဟိဝဒသ၊ တေသံမေနပကော၊ ဣရိယံ
 ပုဗ္ဗော၊ ဗြဟ္မဟိမာရိသ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထို
 ကြောင့်၊ သော၊ ဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်တည်း၊ ယေစသင်္ခါတဓမ္မာယေယေစ
 သေခါပုထုဇ္ဇာတေသံမေနပကော၊ ဣရိယံပုဗ္ဗော၊ ဗြဟ္မဟိမာရိသဟိ၊ ယေစ
 သင်္ခါတဓမ္မာ သ(ပ)၊ ပုဗ္ဗော၊ ဗြဟ္မဟိမာရိသဟူ၍၊ အာဟ၊ တောပြီ။ ။

အာမေသုကာ၊ မုတ္တိန္ဒိ၊ နာဘိဂိဇ္ဈေယျ၊ မတပ်မက်မောရာ၊ မနုဿ၊ မိတ်
 ဖြင့်၊ အနာပိလော၊ မနောကံနည်းသည်၊ သိယာ၊ ဖြစ်ရာ၏၊ သဗ္ဗဓမ္မာနံ၊ ခပ်
 သိမ်းကုန်သောစာရားတို့၌၊ ကုသလော၊ လိမ္မာသည်၊ သကော၊ သတ်ရှိသည်၊
 တိက္ခ၊ ရဟန်းအဖြစ်သို့ရောက်သည်ဖြစ်၍၊ ပရိဗ္ဗဇေ၊ ခပ်သိမ်းသောဣရိယာ
 ဝုတ်၌ နရာ၏။ ကာမေသုနာဘိဂိဇ္ဈေယျာကံတ္ထေပဒေ၊ ကာမေသုနာဘိ
 ဓိဇ္ဈေယျဟူသော ဤ ပုဒ်၌၊ ကာမာတိပဒသ၊ ကာမာဟူသောပုဒ်၏၊ အတ္ထော
 အနက်ကို၊ ဧဝံ၊ ဤသို့၊ ဝေဒိသာဇ္ဈော၊ သိအပ်၏၊ ဝတ္ထု၊ ကာမာစ၊ ဝတ္ထု၊ ကာမတို့
 ထည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမတို့ ထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်းအားဖြင့်၊ ဧန္တရံ၊ နှစ်ပါး
 တို့အားဖြင့်၊ ဝတ္ထု၊ ကာမာ၊ ဝတ္ထု၊ ကာမတို့သည်၊ ကာမာမ၊ အဟတ်သည်တို့
 နည်း၊ မနာပိကာ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ဂ္ဂပါ၊ ဂ္ဂပါရုံသည် ထည်း
 ကောင်း၊ မနာပိကာ၊ နှလုံးကို ပွားစေဟောကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့သည်
 ထည်းကောင်း၊ မနာပိကာ၊ နှလုံးကို ပွားစေ ထတ်ကုန်သော၊ ဝဇ္ဇာ၊ ဝဇ္ဇာရုံတို့
 သည်ထည်းကောင်း၊ မနာပိကာ၊ နှလုံးကို ပွားစေ တတ်ကုန်သော၊ ရသော၊

ရသာရုံ တို့သည် လည်းကောင်း၊ မနာပိကာ၊ နှလုံးကိုပွားစေ တတ်ကုန်
 လော၊ ဖောဠဗ္ဗ၊ ဖောဠဗ္ဗာရုံတို့ သည်လည်းကောင်း၊ အတ္တရုဏပါရမိဏာ၊
 အခင်းအရုံတို့သည်လည်းကောင်း၊ ဒါဝီဒါသာ၊ ကျွန်းမိန်းမကျွန်းယောကျ်ား
 တို့သည် လည်းကောင်း၊ အဇေဠက၊ ဆိတ်မြန်မာဆိတ်ကုဏားတို့သည်
 လည်းကောင်း၊ ကုတ္တုရုသုကရာ၊ ကြက်ဝက်တို့သည်လည်းကောင်း၊ ဟတ္ထိ
 ဝပါ၊ ဆင်နွားတို့သည် လည်းကောင်း၊ အသေဝဠဝါ၊ မြင်းမြည်းတို့သည်
 လည်းကောင်း၊ ခေတ္တိ၊ လယ်သည် လည်းကောင်း၊ ဝတ္ထု၊ ယာသည်လည်း
 ကောင်း၊ ဟိရညံ၊ အသယျာသည် လည်းကောင်း၊ သုဝဠာ၊ ရွှေသည်လည်း
 ကောင်း၊ ဝါမနိဝမ ရှေ့ဠာနိယော၊ ရွာနိရုံးမင်းနေပြည်တို့သည် လည်း
 ကောင်း၊ မုတ္တုတိုင်းသည် လည်းကောင်း၊ ဇနပဒေါစ၊ ဇနပုဒ်သည်လည်း
 ကောင်း၊ ကောသောစ၊ ကျသည်လည်းကောင်း၊ ကောဠာဂါရုဠ၊ ကျီသည်
 လည်းကောင်း၊ ယံကိဠိ၊ အမှတ်မရှိသော၊ ရှေ့နိယဝတ္ထု၊ တပ်အပ်သောဝတ္ထု
 သည်လည်းကောင်း၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမမည်ကုန်၏၊ အိစ၊ တနည်း
 လည်း၊ အာဟိဘာ၊ မြစ်ကုန်ပြီးသော၊ ကာမာ၊ ကာမတို့သည်လည်းကောင်း၊
 အနာဂတာ၊ မြစ်ထွက် ကုန်သော၊ ကာမာ၊ ကာမတို့သည် လည်းကောင်း၊
 ဗျုပ္ပန္နာ၊ မြစ်ဆဲမြစ်ကုန်သော၊ ကာမာ၊ ကာမတို့သည်လည်းကောင်း၊ အဇ္ဈ
 တ္တာ၊ မိမိသန္တာန်၌ မြစ်ကုန်သော၊ ကာမာ၊ ကာမတို့သည် လည်းကောင်း၊
 ဗဟိဒ္ဓါ၊ မိမိသန္တာန်၌ အပမြစ်ကုန်သော၊ ကာမာ၊ ကာမတို့သည်လည်း
 ကောင်း၊ အဇ္ဈတ္တဗဟိဒ္ဓါ၊ မိမိသန္တာန်မိမိသန္တာန်၌ အပမြစ်ကုန်သော၊ ကာမာ
 ကာမတို့သည်လည်းကောင်း၊ ဟိနာကာမာ၊ ယုတ်သော ကာမတို့သည်၎င်း၊
 မဇ္ဈိမာကာ၊ အထတ်မြစ်သောကာမတို့သည် လည်းကောင်း၊ ပဏိတာကာ
 မာ၊ မြစ်ကုန်သော ကာမတို့သည် လည်းကောင်း၊ အပါယိကာ ကာမာ၊
 အပါယိထံ၌မြစ်ကုန်သောကာမတို့သည် လည်းကောင်း၊ မာရုထိကာ ကာ
 မာ၊ လူ့ထံ၌မြစ်ကုန်သောကာမတို့သည်လည်းကောင်း၊ နိဗ္ဗာကာမာ၊ နတ်၌
 မြစ်ကုန်သောကာမတို့သည် လည်းကောင်း၊ ပဗ္ဗုပဋိတာကာမာ၊ ထင်ရှား
 စွာမြစ်တတ်ကုန်သောကာမတို့သည်လည်းကောင်း၊ နိဗ္ဗိတာကာမာ၊ နိဗ္ဗာနရ
 ထံထံ၌မြစ်ကုန်သောကာမတို့သည်လည်းကောင်း၊ ပရနိဗ္ဗိတာကာမာ၊ ပရ
 နိဗ္ဗိတာထံ၌မြစ်ကုန်သောကာမတို့သည်လည်းကောင်း၊ ပရိဂ္ဂဟိတာကာမာ၊
 ထိမ်းဆည်းအပ်ကုန်သော ကာမတို့သည် လည်းကောင်း၊ အရိဂ္ဂဟိတာ
 ကာမာ၊ မထိမ်းဆည်းအပ်ကုန်သောကာမတို့သည်လည်းကောင်း၊ မမာယိ
 တာကာမာ၊ ဘဏ္ဍာအားဖြင့် ငါ့ဥစ္စာဟုယူအပ်ကုန်သောကာမတို့သည်လည်း

ကောင်း၊ အမမာပိတာကာမာ၊ တဏှာအားဖြင့် ငါ့ဥစ္စာဟုမယူအပ်ကုန်
 သောကာမတို့သည် လည်းကောင်း၊ သဗ္ဗေဟိ၊ အလုံးစုံကုန်သော၊ ကာမာ
 ဝစရာဓမ္မာ၊ ကာမာဝစရထုံ၌ကြင်လည်တတ်ကုန်သောသဘောတရားတို့
 သည်လည်းကောင်း၊ သဗ္ဗေဟိ၊ အလုံးစုံလည်းဖြစ်ကုန်သော၊ ရူပါဝစရာဓမ္မာ၊
 ရူပါဝစရထုံ၌ ကြင်လည်တတ် ကုန်သော သဘော တရားတို့သည်လည်း
 ကောင်း၊ သဗ္ဗေဟိ၊ အလုံးစုံလည်းဖြစ်ကုန်သော၊ အရူပဝစရာဓမ္မာ၊ အရူပဝစရ
 ထုံ၌ကြင် လည်တတ်ကုန်သောသဘော တရားတို့သည်၎င်း၊ တဏှာဝတ္ထု၊
 ကာ၊ တဏှာ၏တည်ရာဖြစ်ကုန်သောတရားတို့သည်လည်းကောင်း၊ တဏှာ
 ရမ္မဏာ၊ တဏှာ၏အာရုံဖြစ်ကုန်သောတရားတို့သည်လည်းကောင်း၊ ကာမ
 နိယဋ္ဌေန၊ တောင့်တအပ်သောအနက်ကြောင့်၊ မဒ္ဒနိယဋ္ဌေန၊ ယစ်ခြင်းကိုဖြစ်
 စေတတ်သောအနက်ကြောင့်၊ ရဇနိယဋ္ဌေန၊ တစ်အပ်သောအနက်ကြောင့်၊
 ရမဏိယဋ္ဌေန၊ မွေ့ထျှော်ခြင်းကိုဖြစ်စေတတ်သောအနက်ကြောင့်၊ ငာမာ၊
 ကာမမည်ကုန်၏၊ ဣမေ၊ ဤရူပါရုံအစရှိသော တရားတို့ကို၊ ဝတ္ထုကာမာ၊
 ဝတ္ထုကာမကိုဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ကိလေသကာမာ၊ ကိလေသကာ
 မတို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဆန္ဒော၊ အားနည်းသော၊ ကာ
 မော၊ ကာမလည်းကောင်း၊ ရာဂေါ၊ အားကြီးသော၊ ကာမော၊ ကာမ၎င်း၊
 ဆန္ဒရာဂေါကာမော၊ အလွန်အားကြီးသောကာမလည်းကောင်း၊ သင်္ကပ္ပေါ
 ကာမော၊ အကြံဟူသောအားနည်းသော ကာမလည်းကောင်း၊ ရာဂေါကာ
 မော၊ အားကြီးသောကာမလည်းကောင်း၊ သင်္ကပ္ပရာဂေါကာမော၊ ထိုသင်္ကပ္ပ
 ရာဂတို့ထက်အားကြီးသောကာမလည်းကောင်း၊ ကာမေသု၊ ကာမဂုဏ်တို့
 ၌၊ ယောကာမတ္ထန္ဒော၊ အကြင်ကာမဟု ဆိုအပ်သော ဆန္ဒလည်းကောင်း၊
 ကာမရာဂေါ၊ ကာမဟုဆိုအပ်သော တစ်ခြင်းရာဂလည်း ကောင်း၊ ကာမ
 နန္တိ၊ ကာမဟုဆိုအပ်သောနှစ်လိုခြင်းလည်းကောင်း၊ ကာမတဏှာ၊ ကာမဟု
 ဆိုအပ်သောတစ်ခြင်းလည်းကောင်း၊ ကာမထိနေဟော၊ ကာမဟုဆိုအပ်
 သောချစ်ခြင်းလည်းကောင်း၊ ကာမဝိပါသော၊ ကာမဟုဆိုအပ်သောပွတ်
 သိပ်ခြင်းလည်းကောင်း၊ ကာမပရိဇ္ဇာဟော၊ ကာမဟူသောပူပန်ခြင်းလည်း
 ကောင်း၊ ကာမရောဓော၊ ကာမဟူသောတပ်ခြင်း တဏှာ လည်းကောင်း၊
 ကာမဂေဓော၊ ကာမဟူသောတပ်ခြင်း ရာဂလည်းကောင်း၊ ကာမရုဇ္ဈာ၊
 ကာမဟူသော မိန်းမောခြင်း လည်းကောင်း၊ ကာမန္တန္တောသာနံ၊ ကာမဟူ
 သောမျိုးဆောင်တတ်သောတဏှာ၊ ကာမောဗောဓ၊ သံသရာဝင်္ဂိုဋ်နှစ်စေ
 တတ်သောကာမောဗာ၊ ကာမယောဂေါ၊ ဝင်္ဂိုဋ်ပျဉ်စေတတ်သောကာမယော



က၊ ကာမုပ္ပါဒါနံ၊ တဏှာဒိဋ္ဌိတို့၏စွဲလမ်းရာဟူသော ကာမဥပါဒါနံ၊ ကံမတ္ထ
 န္ဓနိဝရတံ၊ စိတ်ကိုပိတ်ပင်တတ်သော ကံမတ္ထန္ဓနိဝရတထည်းကောင်း၊ ၊
 ကာမ၊ အိုကာမ၊ စတ၊ သင်၏၊ မူလံ၊ တည်ရာကို၊ အဒ္ဓဘံ၊ မြင်မပြု၊ ကာမ၊ အို
 ကာမ၊ တံ၊ သင်သည်၊ သင်္ကပ္ပံ၊ အထူးအပြားကြံခြင်းကြောင့်၊ ဇာယတိ၊ ဖြစ်
 ပြု၊ တံ၊ ထိုအထူးအပြားကြံခြင်းကို၊ နသင်္ကပ္ပယံ၊ သာဏှိ၊ အထူးကြံခြင်းကိုမ
 ပြုရလတ္တံ့၊ ကာမ၊ အိုကာမ၊ ဝေံ၊ ဤသို့မပြုရသည်ရှိသော်၊ နဟတိတိ၊ သင်
 မဖြစ်လတ္တံ့၊ ၊ ဣမေ၊ ဤကာမတ္ထ န္ဓစသောထရားတို့ကို၊ ကိလေသာကာမာ၊
 ကိလေသာကာမတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ တဏှာ၊ တဏှာကို၊ ဂေဓော
 ဂေဓဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တစ်ခြင်းတဏှာသည်
 လည်းကောင်း၊ (ပ)၊ သာရာဂေါ၊ ပြင်းစွာတစ်ခြင်းသည် လည်းကောင်း၊ အ
 တိဏှာ၊ အသွန်လိုချင်ခြင်းတဏှာလည်းကောင်း၊ ထောဝော၊ အာရုံခွဲတစ်ခြင်း
 တဏှာလည်းကောင်း၊ အကုသလမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်သော
 တဏှာ လည်းကောင်း၊ ကာမေသုနာဘိဂိဇ္ဈေယျ၊ တိ၊ ကာမေသုနာဘိဂိဇ္ဈေ
 ယျဟူသည်ကား၊ ကိလေသာကာမေန၊ ကိလေသာကာမဖြင့်၊ ဝတ္ထု၊ ကာမေသု၊
 ဝတ္ထု၊ ကါမတို့၌၊ နာဘိဂိဇ္ဈေယျ၊ မမက်မောရာ၊ နဝယိဗဒ္ဓေယျ၊ အဖန်တလဲလဲ
 မဖွဲ့ရာ၊ အဂိဇ္ဈေါ၊ မတပ်မက်မောသည်၊ အသေ၊ ဖြစ်ရာ၏၊ အဂမိတော၊ မနှစ်
 သက်သည်၊ အမုပ္ပိတော၊ သတိမလွတ်စေသည်၊ အနန္တာပန္နော၊ မလွန်ကျူး
 သည်၊ ဝိထဂေဓော၊ တစ်ခြင်းသဘောကိုစွန့်သည်၊ ဝိဂတဂေဓော၊ နှစ်သက်
 ခြင်းကင်းသည်၊ ဝတ္ထဂေဓော၊ စွန့်သောနှစ်သက်ခြင်းရှိသည်၊ ဝန္တဂေဓော၊
 အန့်သောနှစ်သက်ခြင်းရှိသည်၊ ရတ္ထဂေဓော၊ လွတ်သော နှစ်သက်ခြင်းရှိ
 သည်၊ ပဟိနဂေဓော၊ ပယ်အပ်သောနှစ်သက်ခြင်းရှိသည်၊ ပမ္ပိနိဿဋ္ဌဂေ
 ဓေါ၊ တဖန်စွန့်သောတစ်ခြင်းရှိသည်၊ ဝိတရာဂေါ၊ ကင်းသောတစ်ခြင်းရှိသည်
 ဝိဂတရာဂေါ၊ တစ်ခြင်းကင်းသည်၊ ဝတ္ထရာဂေါ၊ စွန့်သောတစ်ခြင်းရှိသည်၊
 ဝန္တရာဂေါ၊ အံသောတစ်ခြင်းရှိသည်၊ ရတ္ထရာဂေါ၊ လွတ်သောတစ်ခြင်းရှိ
 သည်၊ ပဟိနရာဂေါ၊ ပယ်အပ်သော တစ်ခြင်းရှိသည်၊ ပမ္ပိနိဿဋ္ဌရာဂေါ၊
 တဖန်စွန့်အပ်သောတစ်ခြင်းရှိသည်၊ အနိစ္ဆာတော၊ မွတ်သိင်ခြင်းမရှိသည်၊
 နိဗ္ဗုတော၊ ငြိမ်းသည်၊ သိတိထုတော၊ ချမ်းမြေ့သည်၊ သုပေဋံသံဝေဓိ၊ သုခ
 ကိုခံစားသော သဘောရှိသည်ဖြစ်၍၊ ဗြဟ္မဘူတေန၊ မြတ်သော သဘောရှိ
 သော၊ အတ္တနာ၊ စိတ်ဖြင့်၊ ဝိဟရေယျ၊ နေရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 ကာမေသုနာဘိဂိဇ္ဈေယျာတိပဒသ၊ ကာမေသုနာဘိဂိဇ္ဈေယျဟူသောပုန်
 ၏၊ အတ္ထော၊ အနက်တည်း၊ မနုသာနာဝိလောသိယာတိ ဇ္ဈေပဒေ၊ မနုသာနာ

ဝိလေသသိယာဟူသောဤပုဂံ၌၊ မနောတိ၊ မနောဟူသည်ကား၊ ယံစိတ္တံ၊
 အကြင်သန်းကြယ်သောစိတ်သည်၊ မနော၊ အာရုံကိုသိတတ်သည်၊ မာနသံ၊
 နှိုင်းရှည်တတ်သည်၊ ဟဒယံ၊ နှလုံး၌ဖြစ်တတ်သည်၊ ပဏ္ဍိတံ၊ ဘင်ကြယ်သန်ရှင်း
 သည်၊ မနော၊ သိတတ်သည်၊ မနာယတနံ၊ စိတ်တည်းဟူသော စည်းကမ်းရာ
 သည်၊ မနိန္ဒြိယံ၊ စိတ်တည်းဟူသော အစိုးရခြင်းသည်၊ ဝိညာဏံ၊ အထူးသ
 ဖြင့်သိတတ်သည်၊ ဝိညာဏက္ခန္ဓော၊ ဝိညာဉ်တည်းဟူသောအရာသည်၊ တဇ္ဇ
 မနောဝိညာဏာမာတု၊ ထိုဖဿအစရှိသောတရားတို့အားလျော်သောမနော
 ဝိညာဏာမာတ်သည်၊ ကာယဒုက္ခရိတေန၊ ကာယဒုက္ခရိုက်ကြောင့်၊ စိတ္တံ၊ စိတ်
 သည်၊ အာဝိဇ္ဇာ၊ နောက်သည်၊ ဟောတိ၊ ဖြစ်၏၊ လုပ္ပိတံ၊ ချောက်ချားသည်၊
 ဇေယျံ၊ လှုပ်ရှားသည်၊ စာဋိတံ၊ ထိခိုက်သည်၊ စလိတံ၊ တုန်ထုပ်သည်၊ ဘန္တံ၊
 ပြင်းစွာထုပ်သည်၊ အဂ္ဂပသန္တံ၊ မငြိမ်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဝစီဒုက္ခရိတေန၊
 ဝစီဒုက္ခရိုက်ကြောင့်၊ မနောဒုက္ခရိတေန၊ မနောဒုက္ခရိုက်ကြောင့်၊ ရာဂေန၊
 ရာဂကြောင့်၊ ဒေါသေန၊ ဒေါသကြောင့်၊ မောဟေန၊ မောဟကြောင့်၊ ကော
 ဝေန၊ အမျက်ထွက်ခြင်းကြောင့်၊ ဥပနာပောန၊ မန်ဗြိုးခွဲခြင်းကြောင့်၊ မက္ခေ
 န၊ သုက္ကေ၊ ဇူးကိုချေခြင်းကြောင့်၊ ပဉ္စာသေန၊ အဖျင်းပြုခြင်းကြောင့်၊ ဣဿာ
 ယ၊ ငြိရုခြင်းကြောင့်၊ မစ္ဆရိယေန၊ ဝန်တိုခြင်းကြောင့်၊ မာယာယ၊ ထုညှိ
 ပတ်ခြင်းကြောင့်၊ သာဠေယေန၊ စဉ်းလဲခြင်းကြောင့်၊ ထမ္ပေန၊ ခိုင်မာခြင်း
 ကြောင့်၊ သာမုပ္ပေန၊ ချွတ်ချယ်ခြင်းကြောင့်၊ မာနေန၊ မာန်မူခြင်းကြောင့်၊
 အတိမာနေန၊ အလွန်မာန်မူခြင်းကြောင့်၊ မဒေန၊ မာန်ယစ်ခြင်းကြောင့်၊ ပမာ
 ဒေန၊ မေ့ထျှာခြင်းကြောင့်၊ သဗ္ဗကိလေသေဟိ၊ ခပ်သိမ်းကုန်သောကိလေ
 သာတို့ကြောင့်၊ သဗ္ဗဒုက္ခရိတေဟိ၊ ခပ်သိမ်းကုန်သော ဒုက္ခရိုက်တို့ကြောင့်၊
 သဗ္ဗဒါဟေဟိ၊ ခပ်သိမ်းကုန်သောစုပုန်ခြင်းတို့ကြောင့်၊ သဗ္ဗပရိတ္တာဟေဟိ၊
 ခပ်သိမ်းကုန်သောပုဒိုက်ခြင်းတို့ကြောင့်၊ သဗ္ဗသန္တာပေဟိ၊ ခပ်သိမ်းကုန်
 သော ပူဇော်ခြင်းတို့ကြောင့်၊ သဗ္ဗာကုသလသဘိသင်္ခါရေဟိ၊ ခပ်သိမ်း
 ကုန်သော အကုသိုလ်တည်းဟူသော အတိသင်္ခါရတို့ကြောင့်၊ စိတ္တံ၊ စိတ်
 သည်၊ အာဝိဇ္ဇာ၊ နောက်သည်၊ ဟောတိ၊ ဖြစ်၏၊ လုပ္ပိတံ၊ ချောက်ချားသည်၊
 ဇေယျံ၊ လှုပ်ရှားသည်၊ စာဋိတံ၊ ထိခိုက်သည်၊ စလိတံ၊ တုန်ထုပ်သည်၊ ဘန္တံ၊
 ပြင်းစွာထုပ်သည်၊ အဂ္ဂပသန္တံ၊ မငြိမ်းသည်၊ ဟောတိ၊ ဖြစ်၏၊ မနသာနာ
 ဝိလေသသိယာတိ၊ မနသာနာဝိလေသသိယာဟူသည်ကား၊ စိတ္တေန၊ စိတ်ဖြင့်၊
 အနာဝိဇ္ဇော၊ မနောက်သည်၊ သိယာ၊ ဖြစ်ရာ၏၊ အလုပ္ပိတော၊ မချောက်ချား
 သည်၊ အနေရိတော၊ မထုပ်ရှားသည်၊ အစာဋိတော၊ မထိခိုက်သည်၊ အစလိ

တော၊ မထုန်ထုပ်သည်၊ အသန္တော၊ ပြင်းစွာမထုပ်သည်၊ ဝုပသန္တော၊ ငြိမ်း
 သည်၊ ကိယာ၊ ဖြစ်ရာ၏။ အာဝိလကဓေ၊ မိတ်၏နောက်ခြင်းကို ပြုတတ်ကုန်
 သော၊ ကိလေသ၊ ကိလေသဟူ၍ကို၊ ဗဟေယျ၊ စွန့်ရာ၏၊ ဗဟေယျ၊ အပြား
 အားဖြင့်စွန့်ရာ၏။ ဝိနောဒေယျ၊ ပျောက်ရာ၏၊ ဗျန္တိ၊ ကရေယျ၊ ကင်းခြင်းကို
 ပြုရာ၏။ အနဘာဝံဂမေယ၊ တဖန်မဖြစ်ခြင်းသို့ရောက်စေရာ၏။ အာဝိလက
 ဓေဟိ၊ မိတ်၏နောက်ခြင်းကို ပြုတတ်ကုန်သော၊ ကိလေသေဟိစ၊ ကိလေ
 သဟူ၍မှသည်၊ အာရတော၊ ဝေးစွာကြည့်သည်။ အသ၊ ဖြစ်ရာ၏။ ဝိရတော၊
 အထူးသဖြင့် ကြည့်သည်။ ပဋိဝိရတော၊ တဖန်အထူးသဖြင့် ကြည့်သည်။
 နိက္ခန္တော၊ ထွက်မြောက်သည်။ နိသ၊ စေ့စွာစွန့်သည်။ ဝိပရက္ခော၊ ကောင်း
 စွာလွတ်သည်။ အသ၊ ဖြစ်ရာ၏။ ဝိပရိယာဒိကတေန၊ ကင်းသောအပိုင်း
 အခြားရှိသော၊ ဝေတသာ၊ မိတ်ဖြင့်၊ ဝိဟရေယျ၊ နေရာ၏။ ဣတိအယံ၊ ဤ
 သည်လျှင်၊ မနသာနာဝိလောသိယာတိ ပဒသ၊ မနသာနာဝိလောသိယာ
 ဟူသောပုဒ်၏။ အက္ခော၊ အနက်တည်း။ ကုသထောသဗ္ဗဓမ္မာနန္တိ၊ ကုသ
 လောသဗ္ဗဓမ္မာနံဟူသည်ကား၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရ
 တို့သည်။ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော
 တရားတို့၌၊ ကုသထော၊ လိမ္မာသည်။ အသ၊ ဖြစ်ရာ၏။ သဗ္ဗေသင်္ခါရာ၊ ခပ်
 သိမ်းကုန်သောသင်္ခါရတို့သည်။ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ သဗ္ဗဓမ္မာ
 နံ၊ ခပ်သိမ်းကုန်သော တရားတို့၌၊ ကုသထော၊ လိမ္မာသည်။ အသ၊ ဖြစ်ရာ
 ၏။ သဗ္ဗဓမ္မာ၊ ခပ်သိမ်းကုန်သောတရားတို့သည်။ အနတ္တာတိ၊ အစိုးမရကုန်
 ဟူ၍၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သောတရားတို့၌၊ ကုသထော၊ လိမ္မာသည်။
 အသ၊ ဖြစ်ရာ၏။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်၊ သင်္ခါ
 ရာတိ၊ သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူ၍၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော
 တရားတို့၌၊ ကုသထော၊ လိမ္မာသည်။ အသ၊ ဖြစ်ရာ၏။ (လ)၊ ယံကိပ္ပိ၊ အလုံး
 စုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်းသဘောတရားသည်။ အတ္ထိ၊ ရှိ၏။ တံသဗ္ဗံ၊ ထို
 အလုံးစုံသောဖြစ်ခြင်းသဘောတရားသည်။ နိရောဓဓမ္မန္တိ၊ ချုပ်တတ်သော
 သဘောရှိ၏ဟူ၍၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သောတရားတို့၌၊ ကုသထော၊
 လိမ္မာသည်။ ဟုတ္တာ၊ ဖြစ်၍၊ ဧဝံ၊ ဤသို့လည်း၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော
 တရားတို့၌၊ ကုသထော၊ လိမ္မာသည်။ အသ၊ ဖြစ်ရာ၏။ အထဝါ၊ တနည်း
 ကား၊ အနိစ္စတော၊ အနိစ္စအားဖြင့်၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သောတရားတို့၌၊
 ကုသထော၊ လိမ္မာသည်။ ဒုက္ခတော၊ ဒုက္ခအားဖြင့်၊ ရောဂတော၊ အနာအား
 ဖြင့်၊ ဝဏ္ဏဟော၊ ကိလေသဟူ၍၊ ဖြစ်ခြင်းဟူသော အိုင်အနာအားဖြင့်၊ သဗ္ဗ



တော၊ အတွင်းသို့ ဝင်ခြင်း သဘောအားဖြင့်၊ အထာတော၊ မကောင်းမှု၏
 တည်ရာအားဖြင့်၊ အာဗာဓတော၊ အစိုးရသည်ကို ဆီးတားသောအားဖြင့်၊
 ဗရတော၊ မိမိနိုင်ငံသို့ မလိုက်သောအားဖြင့်၊ ပထောကတော၊ ဇရာမဂ္ဂဏ
 ဗျာဓိတို့သည် ဖျက်တတ်သော အားဖြင့်၊ ဤတိတော၊ ပျက်စီးခြင်းကုန်အောင်
 တတ်သောအားဖြင့်၊ ဥပဒ္ဒဝတော၊ ဖြစ်ခြင်း၏ တည်ရာဟူသော ဥဒ္ဒဂေါအား
 ဖြင့်၊ ဘယတော၊ သာယာခြင်း၏ ဆန်ကျင်သက်ဖြစ်သော တေးအားဖြင့်၊
 ဥပသဂ္ဂတော၊ ကပ်ငြိသကဲ့သို့ ဖြစ်သောဘေးအားဖြင့်၊ စထတော၊ တုန်ထုပ်
 တတ်သောအားဖြင့်၊ ပဘင်္ဂီတော၊ ပျက်စီးတတ်သောအားဖြင့်၊ အရဝတော၊
 ခြံစွာမတည်သောအားဖြင့်၊ အာတာယတော၊ စောင့်ရှောက်ခြင်းမရှိသော
 အားဖြင့်၊ အထေဏတော၊ ဝန်းအောင်းရာမဟုတ်သောအားဖြင့်၊ အသရဏ
 တော၊ ကိုးကွယ်ရာမရှိသောအားဖြင့်၊ အသရဏိတူတော၊ ခြံခိုသောသူတို့
 ၏ ကိုးကွယ်ရာမဟုတ်သောအားဖြင့်၊ ရိတ္တတော၊ ရဝသုခအတ္တတို့မှ အချည်း
 နှီးဖြစ်သော အားဖြင့်၊ တုတ္တတော၊ အချည်းနှီးသောအားဖြင့်၊ သုညတော၊
 အစိုးရသည် တို့မှ ကင်းသောအားဖြင့်၊ အနတ္တတော၊ အစိုးရမဲ့သောအားဖြင့်၊
 အာဒိနဝကော၊ အပြစ်အားဖြင့်၊ ဝိပရိတာမဓမ္မတော၊ ဖောက်ပြန်တတ်သော
 သဘောအားဖြင့်၊ အသာရကတော၊ အနှစ်မရှိသောအားဖြင့်၊ အထမူလတော
 ဆင်းရဲခြင်း၏ အကြောင်းအားဖြင့်၊ ဝကတော၊ သတ်တတ်သောအားဖြင့်၊
 ဝိဘဝတော၊ တစ်ဦး ကင်းခြင်းကို ပြုတတ်သော အားဖြင့်၊ သာယဝတော၊
 အသေလျှင် အကြောင်းရှိသောအားဖြင့်၊ သင်္ခတော၊ အကြောင်းတရား
 တို့ သည် ပြုပြင်အပ်သော အားဖြင့်၊ မာရာမိသတော၊ မာရ်၏ အာမိသအား
 ဖြင့်၊ ဇာတိဓမ္မတော၊ ဇာတိသဘောအားဖြင့်၊ ဇရာဓမ္မတော၊ အိုခြင်းသဘော
 အားဖြင့်၊ ဗျာဓိဓမ္မတော၊ နာခြင်းသဘောအားဖြင့်၊ မရဏဓမ္မတော၊ သေခြင်း
 သဘောအားဖြင့်၊ သောကဗရိဒေဝဒုက္ခဒေါမန သုပ္ပါယသဓမ္မတော၊ စိုး
 ရိပ်ခြင်း၊ ပိုကြွေးခြင်း ဆင်းရဲခြင်း၊ နှုတ်မသာယာခြင်း ပြင်းစွာပင်ပန်းခြင်း
 သဘောအားဖြင့်၊ သံကိလေသဓမ္မတော၊ ညှစ်ညှူးစေတတ်သော ကိလေသာ
 တို့၏ တည်ရာအားဖြင့်၊ သမုဒယော၊ အကြောင်းကြောင့် ဖြစ်သောအားဖြင့်၊
 အတ္တိကံမတော၊ ချုပ်ခြင်းသို့ ရောက်တတ်သော အားဖြင့်၊ အသာဒတော၊
 ရာဂ၏ အစွမ်းကြောင့် သာယာတတ်သောအားဖြင့်၊ အာဒိနဝတော၊ ဖောက်
 ပြန်တတ်သော အပြစ်အားဖြင့်၊ နိဿ ရဏတော၊ ထွက်မြောက်ရာအားဖြင့်၊
 သဗ္ဗဓမ္မာနံ၊ ခပ်ထိမ်းကုန်သော တရားတို့၌၊ ကုသလော၊ လိမ္မာသည်၊ အသေ၊
 ဖြစ်ရာ၏၊ ဧဝံပိ၊ ဤသို့လည်း၊ သဗ္ဗဓမ္မာနံ၊ ခပ်ထိမ်းကုန်သော တရားတို့၌၊

ကုသလော၊ လိမ္မာသင်္ခါ၊ အာယ၊ ဖြစ်ရာ၏၊ အထဝါ၊ ကနည်းကား၊ ခန္ဓာကုသ
 လော၊ ခန္ဓာန္တိလိမ္မာသင်္ခါ၊ သတကုသလော၊ သတိန္တိလိမ္မာသင်္ခါ၊ အာယတန
 ကုသလော၊ အာယတနန္တိလိမ္မာသင်္ခါ၊ ပရိစ္ဆာသမုပ္ပါဒကုသလော၊ ပရိစ္ဆာသမုပ္ပါဒ
 န္တိလိမ္မာသင်္ခါ၊ သင်္ခါပဋ္ဌာနကုသလော၊ သတိပဋ္ဌာန်းန္တိလိမ္မာသင်္ခါ၊ သမ္ပပ္ပဓာန
 ကုသလော၊ သမ္ပပ္ပဓာန်န္တိ လိမ္မာသင်္ခါ၊ ဣဒ္ဓိပါဒကုသလော၊ ဣဒ္ဓိပါဒန္တိလိမ္မာ
 သင်္ခါ၊ ဣန္ဒြိယကုသလော၊ ဣန္ဒြိယန္တိလိမ္မာသင်္ခါ၊ ဗလကုသလော၊ ဗိုလ်န္တိလိမ္မာ
 သင်္ခါ၊ ဗောဇ္ဈင်္ဂကုသလော၊ ဗောဇ္ဈင်္ဂန္တိလိမ္မာသင်္ခါ၊ မဂ္ဂကုသလော၊ မဂ်န္တိ
 လိမ္မာသင်္ခါ၊ ဗသကုသလော၊ ဗိုလ်လိမ္မာ သင်္ခါ၊ နိဗ္ဗာနကုသလော၊ နိဗ္ဗာန်န္တိ
 လိမ္မာသင်္ခါ၊ အာယ၊ ဖြစ်ရာ၏၊ ဧဝံပိ၊ ဤသို့ထည်း၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသော
 တရားတို့၌၊ ကုသလော၊ လိမ္မာသင်္ခါ၊ အာယ၊ ဖြစ်ရာ၏၊ အထဝါ၊ တနည်းကား
 စက္ခုဇ္ဈေဝ၊ စက္ခုလည်းကောင်း၊ ရူပါစ၊ ရူပါရုံတို့ ထည်းကောင်း၊ သော
 ကဉ္စ၊ သောတလည်းကောင်း၊ သဒ္ဓါစ၊ သဒ္ဓါရုံတို့ထည်းကောင်း၊ စာနုပ္ပ၊
 စာနုလည်းကောင်း၊ ဂန္ဓာစ၊ ဂန္ဓာရုံတို့ထည်းကောင်း၊ ဇိဝှါစ၊ ဇိဝှါထည်း
 ကောင်း၊ ရုသာစ၊ ရုသာရုံတို့ ထည်းကောင်း၊ ကာယောစ၊ ကာယလည်း
 ကောင်း၊ ဗောဇ္ဈဗ္ဗာစ၊ ဗောဇ္ဈဗ္ဗာရုံတို့ ထည်းကောင်း၊ မနောစ၊ မနလည်း
 ကောင်း၊ ဓမ္မာစ၊ ဓမ္မာရုံတို့ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဣဒ္ဓိယာယတနာနိ၊
 ကဆဲ နှစ်ပါး ကုန်သော အာယတနတို့ကို၊ သဗ္ဗဓမ္မာ၊ သဗ္ဗဓမ္မတို့ဟူ၍၊
 ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ယထောစ၊ အကြင်အခါ၌ထည်း၊ အဇ္ဈတ္တိကဗာပီဇေ
 သု၊ အဇ္ဈတ္တဗာပီရသန္တာန်၌ဖြစ်ကုန်သော၊ အာယတနသု၊ အာယတနတို့
 ၌၊ ဆန္ဒရာဂေါ၊ ပြင်းစွာတတ်တတ်သော ရာဂကို၊ ဗပီနေဝ၊ ပပင်အပ်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဥဒ္ဓိန္နမုလော၊ မြတ်အပ်သောအဖြစ်အရင်းရှိသည်၊ တာလ
 ဝတ္ထုကတော၊ ထန်းပင်ခုတ်တိုက်သို့ပြုအပ်သည်၊ အနဘာဝံကတော၊ ကမန်
 မဖြစ်ခြင်းကိုပြုပြီးသည်၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါးဓမ္မော၊ မဖြစ်ခြင်း
 သဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဇေယျာဝတပိ၊ ဤသို့ဆန္ဒရာဂကို ပပင်
 ဆဖြင့်ထည်း၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသောတရားတို့၌၊ ကု သလော၊ လိမ္မာသင်္ခါ
 ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့ထည်း၊ ကု သလော၊ သဗ္ဗဓမ္မာနံ ၌၊ ပဒသ၊
 ကုသလော၊ သဗ္ဗဓမ္မာနံဟူသောဝုဒ်၏၊ အပုဗ္ဗာ၊ အနက်တည်း၊ ယထောတိ၊ တို့
 ပရိဗ္ဗဇေတိဇ္ဈေပဒေ၊ သကောတိက္ခု၊ ပရိဗ္ဗဇေဟူသောဤဝုဒ်၌၊ သံဇောတိ၊
 သတော၊ ဟူ သည်ကား၊ စက္ခုဟိ၊ မေးပါးကုန်သော၊ ကာဇေတဟိ၊ အ
 ကြောင်းတို့ဖြင့်၊ သတော၊ အောက်မေ့တတ်သော သတိရှိသည်၊ ကာယော၊
 ရူပကာယ၌၊ ကာယာနုပယနသတိပဋ္ဌာနံ၊ ကာယာကိုအဖန်တလဲလဲရှုတတ်



သေဒသကံပဋ္ဌာန်ကို၊ ဘာဝေန္တော၊ ပွားစေသည်ဖြစ်၍၊ သတော၊ အောက်မေ့
တတ်သော သတိရှိသည်၊ ဝေဒနံ၊ သု၊ ဝေဒနာတို့၌၊ ဝေဒနာနုပဿနာသတိ
ပဋ္ဌာန်၊ ဝေဒနာကို အဖန်တလဲလဲရှုတတ်သော သတိပဋ္ဌာန်ကို၊ ဘာဝေန္တော၊
ပွားစေသည်ဖြစ်၍၊ သတော၊ အောက်မေ့တတ်သော သတိရှိသည်၊ ဗိတ္တေ၊ ဗိတ်၌၊
ဗိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဗိတ်ကို အဖန်တလဲလဲရှုတတ်သော သတိပဋ္ဌာန်
ကို၊ ဘာဝေန္တော၊ ပွားစေသည်ဖြစ်၍၊ သတော၊ အောက်မေ့တတ်သော သတိရှိ
သည်၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မနုပဿနာသတိပဋ္ဌာန်၊ တရားကို အဖန်တလဲ
လဲရှုတတ်သော သတိပဋ္ဌာန်ကို၊ ဘာဝေန္တော၊ ပွားစေသည်ဖြစ်၍၊ သတော၊
အောက်မေ့တတ်သော သတိရှိသည်၊ အပရေဟိတံ၊ တပါးလည်း ဖြစ်သော၊
စတုဟိ၊ လေးပါးကုန်သော၊ ကာရဏေဟိ၊ အကြောင်းတို့ဖြင့်၊ သတော၊
အောက်မေ့တတ်သော သတိရှိသည်၊ အသတိပရိဝဇ္ဇနာယ၊ သက်မရှိသော
သူကို ထက်ဝန်ကျင့်မှ ဖြစ်သဖြင့်၊ သတော၊ အောက်မေ့ တတ်သော သတိ
ရှိသည်၊ သတိကာရဏီယာနံ၊ သတိကို ပြုတတ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို
ကတတ္ထာ၊ ပြုသည်၏အဖြစ်ကြောင့်၊ သတော၊ အောက်မေ့တတ်သော သတိ
ရှိသည်၊ သတိရိပဇ္ဇာနံ၊ သတိ၏ဘေးရန်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊
ဟထတ္ထာ၊ ပျက်ဆီးအပ်သည်၏အဖြစ်ကြောင့်၊ သတော၊ အောက်မေ့တတ်
သော သတိရှိသည်၊ သတိနိမိတ္တာနံ၊ သတိ၏အကြောင်းဖြစ်ကုန်သော၊ ဓမ္မာနံ
တရားတို့ကို၊ အသမ္ပုဋ္ဌတ္တာ၊ မမေ့မလျော့သည်၏အဖြစ်ကြောင့်၊ သတော၊
အောက်မေ့ တတ်သော သတိရှိသည်၊ အပရေဟိတံ၊ တပါးလည်း ဖြစ်ကုန်
သော၊ စတုဟိ၊ လေးပါးကုန်သော၊ ကာရဏေဟိ၊ အကြောင်း တို့ကြောင့်၊
သတော၊ သတိရှိသည်၊ သတိယာ၊ သတိ၌၊ သမန္နာဂတတ္ထာ၊ ပြည့်စုံသည်
၏အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သတိယာ၊ သတိ၌၊ ဝသိတတ္ထာ၊
ထေ့လာသည်၏အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သတိယာ၊ သတိ၌၊
ပါဂုညေန၊ လေ့လာခြင်း၌၊ သမန္နာဂတတ္ထာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်
သတော၊ သတိရှိသည်၊ သတိယာ၊ သတိ၌၊ အပပျော့ချောဟာဏ တာယ၊ မ
ဆုတ်နစ်သော အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ အပရေဟိတံ၊ တပါး
အောင်ဖြစ်ကုန်သော၊ စတုဟိ၊ လေးပါးကုန်သော၊ ကာရဏေဟိ၊ အကြောင်း
တို့ဖြင့်၊ သတော၊ သတိရှိသည်၊ သတိယာ၊ သတိ၌၊ သမန္နာဂတတ္ထာ၊ ပြည့်
စုံသည်၏ အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သတတ္ထာ၊ မိမိအဘောရှိ
သည်၏အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သန္တတ္ထာ၊ ငြိမ်သက်သော
သဘောရှိသည်၏ အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သမိတတ္ထာ၊

ကိလေသာတို့၏ ငြိမ်းသော အဖြစ်ကြောင့်၊ သတော၊ သတိရှိသည်၊ သန္တ
 ဓမ္မသမန္နာဂတတ္တာ၊ သူတော်ကောင်းတို့၏ တရားနှင့်ပြည့်စုံသည်၏အဖြစ်
 ကြောင့်၊ သတော၊ သတိရှိသည်၊ ဗုဒ္ဓါနုဿတိယော၊ ထုရားဂုဏ်ကို အဖန်
 တလဲလဲ အောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ ဓမ္မာနုဿတိယော၊
 တရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊
 သံဃာ နုဿတိယော၊ သံဃာဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သဖြင့်၊
 သတော၊ သတိရှိသည်၊ သီလာနုဿတိယော၊ သီလဂုဏ်ကို အဖန်တလဲလဲ
 အောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ စာဂါနုဿတိယော၊ စွန့်ကြဲခြင်း
 ကိုအောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ ဒေဝတာနုဿတိယော၊ နတ်တို့
 ကိုသက်သေပြု၍မိမိသီလဂုဏ်ကို အဖန်တလဲလဲအောက်မေ့သဖြင့်၊ သတော၊
 သတိရှိသည်၊ အာနာပါနုဿတိယော၊ ထွက်ပေါက်ပင်သက်ကိုအဖန်တလဲလဲ
 အောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ မရုတာနုဿတိယော၊ သေခြင်းကို
 အဖန်တလဲလဲအောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ ကာယ ဂတာသတိ
 ယော၊ ကာယအရကို အစဉ်အောက်မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ ဥပ
 သမာနုဿတိယော၊ ဥပမိ၏ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကိုအဖန်တလဲလဲအောက်
 မေ့သဖြင့်၊ သတော၊ သတိရှိသည်၊ ယာသတိ၊ အကြင်အောက်မေ့ခြင်း သတိ
 သည့်လည်းကောင်း၊ အနုဿတိ၊ အဖန်တလဲလဲ အောက်မေ့ခြင်း သည့်
 လည်းကောင်း၊ (ယ)၊ သမ္မာသတိ၊ သမ္မာသတိသည် လည်းကောင်း၊ သတိ
 သံဗောဇ္ဈင်္ဂီ၊ သိခြင်း၏အကြောင်းဖြစ်သော သတိသံဗောဇ္ဈင်သည်လည်း
 ကောင်း၊ ကောယနမဂ္ဂေါ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တကြောင်း
 တည်းသော ခရီးသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤတရားကို၊ သတိ၊
 သတိဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣမာယသတိယော၊ ဤသတိနှင့်၊ ဥပေတော၊ အ
 နီးသို့ရောက်သည်၊ ဟောတိ၊ ဖြစ်၏၊ သရပေတော၊ အလွန်နီးခြင်းသို့ရောက်
 သည်၊ ဥပါဂတော၊ ကပ်၍ တည်သည်၊ သရပါဂတော၊ ဟုတ်သည်ဖြစ်၍
 တည်သည်၊ ဥပပန္နော၊ မကင်းသည်၊ သမ္ပန္နော၊ ပြည့်စုံသည်၊ သမန္နာဂတော၊
 တင်ရှားရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုသူကို၊ သကော၊ သတောဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏၊ သိက္ခူတိ၊ သိက္ခူဟူသည်ကား၊ သတ္တန္တံ ဓမ္မာနံ၊ ရှင်ပါး
 ကုန်သော တရားတို့ကို၊ သိန္နတ္တာ၊ ချိုးဖဲ့ တတ်သည်၏အဖြစ်ကြောင့်၊ သိက္ခူ၊
 သိက္ခူမည်၏၊ သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကို၊ သိန္နာ၊ ချိုးဖဲ့ အပ်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာကို၊ သိန္နာ၊ ချိုးဖဲ့ အပ်သည်၊ ဟောတိ၊ ဖြစ်၏၊
 သီလဗ္ဗတပရာမာသော၊ သီလဗ္ဗတပရာမာသကို၊ သိန္နော၊ ချိုးဖဲ့ အပ်သည်၊

ဟောတိ၊ ဖြစ်၏၊ ရာဂေါ၊ ရာဂကို၊ ဘိန္ဒော၊ ချိုးဖဲ အပ်သည်၊ ဟောတိ၊ ဖြစ်၏၊
ဒေါသော၊ ဒေါသကို၊ ဘိန္ဒော၊ ချိုးဖဲ အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မောဟော၊
မောဟကို၊ ဘိန္ဒော၊ ချိုးဖဲ အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မာနော၊ မာနကို၊
ဘိန္ဒော၊ ချိုးဖဲ အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ သံကိလေသိကာ၊ ညှပ်ညှူးစေ
တတ်ကုန်သော၊ ပေါနောတ္တဝိကာ၊ ထဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်
သော၊ သဒရာ၊ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သော၊ ဒုက္ခဝိပါကာ၊ ဆင်းရဲ
သောအကျိုးကို ပေးတတ်ကုန်သော၊ အာယတိ၊ နောင်အခါ၌၊ ဇာတိဇရာ
မရဂိယာ၊ ဇာတိဇရာမရအထိ အကြောင်း ဖြစ်ကုန်သော၊ ပါပကာ၊
ယုတ်မာကုန်သော၊ အကုသလာဓမ္မာ၊ အကုသိုလ် တရားတို့ကို၊ ဘိန္ဒော၊
ချိုးဖဲ အပ် ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သတိယာတိ၊ သဘိယ
ဟူ၍၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ အာထပတိ၊ ခေါ်တော်မူ၏၊ သတိယာ၊
သတိယာယော၊ အကြင်သူသည်၊ အတ္တနာ၊ မိမိသည်၊ ပစ္စေဒတကာတေန၊
ပွားစေအပ်သောမဂ်ဖြင့်၊ ပရိနိဗ္ဗာနဂတော၊ ပရိနိဗ္ဗာန်သို့ ရောက်၏၊ ဝိတိ
ဣကာခါ၊ ကူးမြော်ကံပြီးသော ယုံမှားခြင်းရှိ၏၊ ဝိဘဝဉ္စ၊ ပျက်ခြင်းဝိဘဝ
ကိုလည်းကောင်း၊ တဝဉ္စ၊ ဖြစ်ခြင်းဘဝကို လည်းကောင်း၊ ဝိပွဟာယ၊ စွန့်
၍၊ ဝုဘိဘဝ၊ သုံးပြီးသောမဂ်ရှိ၏၊ ဝိဘာဇာတိပုန ဗ္ဗဝေါ၊ ကုန်ပြီးသောပဋိသ
န္ဓေနခြင်းဘဖန်မဖြစ်ခြင်းတည်းဟူသော ဘဝလည်းရှိ၏၊ သော၊ ထိုသူ
သည်၊ ဘိက္ခု၊ ဘိက္ခုမည်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သတော၊ ဘိက္ခုတိပ
ဒယ၊ သတောဘိက္ခုဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပရိဗ္ဗဇေတိ၊
ပရိဗ္ဗဇေ ဟူသည်ကား၊ သတော၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍၊ ဘိက္ခု၊ ရ
ဟန်းသည်၊ ပရိဗ္ဗဇေ၊ ခပ်ထိမ်းသော ဣရိယာပုတ်ဖြင့်နေရာ၏၊ သတော၊ သ
တိရှိ သည်ဖြစ်၍၊ ဂစ္ဆေယျ၊ သွားရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ တိဋ္ဌေ
ယျ၊ ရပ်ရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ နိဝိဒေယျ၊ နေရာ၏၊ သတော၊
သတိရှိသည်ဖြစ်၍၊ သေယျ၊ အိပ်ခြင်းကို၊ ကပ္ပေယျ၊ ပြုရာ၏၊ သတော၊ သတိ
ရှိသည်ဖြစ်၍၊ အဘိက္ကမေယျ၊ ရှေ့သို့တက်ရာ၏၊ သတော၊ သတိရှိသည်
ဖြစ်၍၊ ဝဒိက္ကမေယျ၊ နောက်သို့ဆုတ်ရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ အာ
ယောကေယျ၊ ရှေ့တူရှုကြည့်ရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ ဝိယော
ကေယျ၊ ကစောင်းကြည့်ရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ သမိဇ္ဇေယျ၊
ခြေလက်ကိုကွေးရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ ပသာရေယျ၊ ဆန့်ရာ
၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ သဗ္ဗာဒိဝတ္တစိဝရံ၊ ဒုက္ခရှိသပိတ်သင်္ကန်း
ကို၊ ဝေရေယျ၊ ဆောင် ရာ၏၊ သတော၊ သတိရှိသည်ဖြစ်၍၊ စရေယျ၊ ကျင့်ရာ



၏။ ဝိဟာရေယျ၊ နေရာ၏။ ဣရိယေယျ၊ ဣရိယာသုတ်ကိုဖြစ်စေရာ၏။ ဝတ္ထေယျ၊ လိုက်၍ကျင့်ရာ၏။ ပါဏေယျ၊ စောင့်ရာ၏။ ယပေယျ၊ မျှရာ၏။ ယာပေယျ၊ ဣရိယာသုတ်ကိုမျှစေရာ၏။ ဣတိအယံ၊ ဤသည်လျှင်။ သတောဘိက္ခုပရိဗ္ဗဇေတိ၊ ပဒုဿ၊ သတောဘိက္ခုပရိဗ္ဗဇေဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ကာမေသုနာဘိဂိဇ္ဈေယျမနုဿာနာပိဇောသိယာကုသဏောသဗ္ဗဓမ္မာနံ၊ သတောဘိက္ခုပရိဗ္ဗဇေတိကာမေသုနာဘိဂိဇ္ဈေယျ၊ (ပ)၊ သတောဘိက္ခုပရိဗ္ဗဇေဟူ၍၊ အာဟ၊ ဟောတော်မူ၏။ သဟဂါယာပရိယေသသနာ၊ ဂါယာဆုံးသည်နှင့်တကွ၊ ဘေဒြာဟ္မဏေန၊ ထိုအဇိတဂုဏ္ဏားနှင့်၊ သဒ္ဓိံ၊ တက္က၊ ယေ၊ အကြင်သူတို့သည်၊ ဧကဆန္ဒါ၊ တူသောဆန္ဒရှိကုန်၏။ ဧကပယောဂါ၊ တူသောအကြောင်းကံရှိကုန်၏။ ဧကာဒိပ္ပါယာ၊ တူသောအလိုရှိကုန်၏။ ဧကဝါသနဝါထိတာ၊ တူသောဝါသနာရှိကုန်။ ဧကသံအနေကပါဏသဟသသာနံ၊ ထိုများစွာကုန်သောသတ္တဝါတို့အား၊ ယံကိပ္ပိ၊ အလုံးစုံသော၊ သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောသည်၊ အတ္ထိ၊ ရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်းသဘောသည်၊ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။ ဣတိ၊ ဤသို့၊ ဝိရဇံ၊ ရာဂကင်းသော၊ ဝိတမလံ၊ အညစ်အကျေးကင်းသော၊ ဓမ္မစက္ခု၊ သောတာပတ္တိမဂ်ဉာဏ်သည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ တသးဗြာဟ္မဏဿ၊ ထိုအဇိတဂုဏ္ဏား၏။ ဝိတ္တံ၊ စိတ်သည်။ အနုပါဒါယ၊ တဗျာဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍၊ အာသဝေဟိ၊ အာသဝေါတရားတို့မှ၊ ဝိရုတ္တိ၊ လွတ်ပြီ၊ သဟအရဟတ္တသပ္ပတ္တာ၊ အရဟတ္တဖိုလ်သို့ရောက်သည်နှင့်တပြိုင်နက်၊ အဇိနဇော၊ သစ်နက်ရေခပ်ကျစ်တို့သည် ၎င်း၊ ဝါကဝိရဇဏ္ဍကမဏ္ဍလုစ၊ လျှော်တေသင်္ကန်းသစ်သားသုံးခွက်ရားတို့သည် လည်းကောင်း၊ ကေသာစ၊ ခပ်တို့သည် လည်းကောင်း၊ မဿုစ၊ မုတ်ဆိတ်တို့သည်လည်းကောင်း၊ အန္တရုဟိတာ၊ ကွယ်ကုန်၏။ တဏှုကာဿ၊ သဝတ္ထပသနော၊ ဥက္ခောင်းပြည်းသဖြင့် ပျော့တော့သောဖန်ရေဖြင့် ဆိုးအပ်သော အဝတ်ကိုဝတ်သော၊ သင်္ဘာဗိုပတ္တိဝိဝဇ္ဇေရာ၊ ဒုက္ခနိသဝိတ်ထက်နိုးကို ဆောင် သည်ဖြစ်၍၊ အန္တတ္ထပဗ္ဗိပတ္တိယာ၊ တောင့်တအောင် သောနိဗ္ဗာန်ဟူသော အကျိုးသို့အစဉ်လိုက်သော အကျင့်ရှိသဖြင့်၊ အဗ္ဗလိကော၊ ချိုသောလက်အုပ်ရှိသည်ဖြစ်၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဗာဇန္တံ၊ မြတ်စွာဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မေ၊ အကျွန်ုပ်၏၊ သတ္တာ၊ ဆရာပါတည်း။ အဟံ၊ အကျွန်ုပ်သည်။ သာဓကော၊ တပည့်သည်။ အသ္မိ၊ ဖြစ်ပါ၏။

ဣတိ၊ ဤသို့၊ နမဿမာနော၊ ဂှိနိုးထျက်၊ နိထိန္ဒော၊ နေသညံ၊ ဟောတိ၊ ဖြစ်၏။
အဇိတသုတ္တန်ခွေသော၊ အဇိတသုတ်၏ခွေသသည်၊ သမတ္တော၊ ပြီးပြီ။ ။

တိဿမေတ္တေယျပညာသုတ္တန်ခွေသ၊

၁။ ဣဝေဝေကော၊ ဤသတ္တလောကန္တံ၊ ကော၊ အဘယံသုသည်၊ သန္တုထိ
တော၊ ကောဝင်္ဂ၊ စွာနှစ်သက်ရောင့်၊ ရဲခြင်းရှိပြီးသည်၊ ဟောတိ၊ ဖြစ်သနည်း။
ကဿ၊ အဘယံသုအား၊ ဣပ္ပိတာ၊ ကုန်ထွက်ခြင်းတို့သည်၊ နောသန္တိ၊ မရှိကုန်
သနည်း၊ ကော၊ အဘယံသုသည်၊ ဥဘန္တံ၊ နှစ်ပါးသောအတို့ကို၊ အဘိညာ
ယ၊ ထူးသော ဥဘက်ဖြင့်သိ၍၊ မဇ္ဈေ၊ အလယ်ဖြစ်သောအကျင့်၌၊ မန္တော၊ ပ
ညာဖြင့်၊ နလိမ္မတိ၊ မလိမ်းကျသနည်း၊ ကံ၊ အဘယံသုသောသုကို၊ မဟာပုရိ
သောတိ၊ မဟာပုရိသဟူ၍၊ ဗြူထိ၊ ဟောသနည်း၊ ကော၊ အဘယံသုသည်၊
ဣဝ၊ ဤသတ္တလောကန္တံ၊ ထိဗ္ဗနိ၊ တပညာကို၊ အဇ္ဈဂါ၊ လွန်သနည်း၊ ဣတိ၊ ဤ
သို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ တိဿမေတ္တေယျော၊ တိဿမေ
တ္တေယျပုဏ္ဏားသည်၊ ပဉ္စ၊ ပြဿနာကို၊ ဝုတ္တိ၊ မေးပြီး ။ ကော၊ ဣဝသန္တုထိ
တောသောကောတိ၊ ကော၊ ဣဝသန္တုထိတောလောကောဟူသည်ကား၊ လော
ကော၊ သတ္တလောကန္တံ၊ ကော၊ အဘယံသုသည်၊ တုဋ္ဌော၊ နှစ်သက်သံညံ၊ သ
န္တုဋ္ဌော၊ ကောဝင်္ဂ၊ စွာနှစ်သက်သည်၊ အတ္တမနေော၊ ဝမ်းမြောက်သည်၊ ပရိ
ပုဏ္ဏသင်္ကပ္ပေါ၊ ပြည့်သော အကြံအစည်ရှိသည်၊ ဟောတိ၊ ဖြစ်သနည်း။
ဣတိအယံ၊ သို့သည်လျှင်၊ ကော၊ ဣဝသန္တုထိတော လောကောတိပဒသ၊
ကော၊ ဣဝသန္တုထိတော လောကောဟူသောပုဒ်၏၊ အတ္တော၊ အနက်တည်း။
ဣစ္စာယသ္မာတိ သာမေတ္တေယျောတိ ဧတ္ထပဒေ၊ ဣစ္စာယသ္မာ တိဿမေ
တ္တေယျော ဟူသောဤပုဒ်၌၊ ဣစ္စာတိ၊ ဣစ္စာဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်၏
စပ်ခြင်းတည်း။ ပဒသံသပေါ၊ ပုဒ်၏ နှီးနှောခြင်းတည်း။ ပဒပရိပုရိ၊ ပုဒ်၏
ပြည့်ခြင်းတည်း။ အက္ခရသမဝါယော၊ အက္ခရာ၏မျှခြင်းတည်း။ ဗျဉ္ဇနသိ
လိဋ္ဌတာ၊ ဗျည်း၏ပြေပြစ်ခြင်းတည်း။ ဣစ္စာတိဇေ၊ ဣစ္စာဟူသောဤပုဒ်
သည်၊ ပဒါနုပုဗ္ဗတာ၊ ပုဒ်သို့အစင်လိုက်သော အဖြစ်တည်း။ အာယသ္မာ
တိ၊ အာယသ္မာဟူသည်ကား၊ ဝိယဝစနံ၊ ချစ်တွယ်ဆိုသော စကားတည်း။
ဂရုဝစနံ၊ အလေးပြုသောစကားတည်း။ အာယသ္မာတိဇေ၊ အာယသ္မာဟူ
သောဤစကားသည်၊ သဂါ၊ ခုဝသပ္ပတိဿာဓိဝစနံ၊ ရှိသေတို့ စပ်ခြင်းနှင့်
တကွဖြစ်သောစကားတည်း။ တိဿောတိ၊ တိဿောဟူသည်ကား၊ တဿ
ဗြာဟ္မဏဿ၊ ထိုပုဏ္ဏား၏နာမံ၊ အမည်ကို၊ သင်္ခါ၊ ဆိုခြင်းတည်း။ သမညာ၊

☰

သမုတ်ခြင်းတည်း၊ ပညတ္တိသိစေခြင်းတည်း၊ ဝေါဟာရော၊ခေါ်ဝေါ်ခြင်း
 တည်း၊ နာမံ၊ အမည်တည်း၊ နာမကမ္မံ၊ အမည်မှည့်ခြင်းတည်း၊ နာမဓေယျံ၊
 အမည်နှင့်စပ်ခြင်းတည်း၊ နိရုတ္တိ၊ ပေါ်ထုတ်ခြင်းတည်း၊ ဗျုပ္ပန်၊ ပြုခြင်းတည်း၊
 အဘိသုဒ္ဓေါ၊ ဟောခြင်းတည်း၊ မေတ္တေယျောတိ၊ မေတ္တေယျောဟူသည့်
 ကား၊ တဿ ဗြာဟ္မဏဿ၊ ထိုပုဏ္ဏား၏၊ ဝေါတ္တံ၊ အနွယ်ကိုသစ် ၊ ဆိုခြင်း
 တည်း၊ သမညာ၊ သမုတ်ခြင်းတည်း၊ ပညတ္တိသိစေခြင်းတည်း၊ ဝေါဟာ
 ရော၊ခေါ်ဝေါ်ခြင်းတည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ဣစ္စာယသ္မာတိဿမေ
 တ္တေယျောတိ ပဒဿ၊ ဣစ္စာယသ္မာတိဿ မေတ္တေယျောဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ကဿနောသန္တိ၊ ဣစ္စိဘာတိ၊ ကဿနောသန္တိ၊ ဣစ္စိ
 တာဟူသည့်ကား၊ တဏှိစ္ဆိတံ၊ တဏှာဟူသော တုန်ထွက်ခြင်းတည်းကောင်း၊
 ဒိဋ္ဌိစ္ဆိတံ၊ ဒိဋ္ဌိဟူသော တုန်ထွက်ခြင်းတည်းကောင်း၊ မာနိစ္ဆိတံ၊ မာနဟူသော
 တုန်ထွက်ခြင်းတည်းကောင်း၊ ကိလေသိစ္ဆိတံ၊ ကိလေသာဟူသော တုန်ထွက်
 ခြင်းကောင်း၊ ကာမိစ္ဆိတံ၊ ကာမဟူသော တုန်ထွက်ခြင်း တည်းကောင်း၊
 ကဿ၊ အဘယ်သူအား၊ ဣမေဣစ္စိဘာ၊ ဤတုန်ထွက်ခြင်းတို့သည်၊ နတ္ထိန
 သန္တိ၊ မရှိကုန်သနည်း၊ နသံဝိဇ္ဇန္တိ၊ ကောင်းစွာမရှိကုန်သနည်း၊ နုပထမ္ဘန္တိ၊
 မချအပ်ကုန်သနည်း၊ ပဟိနာ၊ ပဟိအပ်ကုန်သနည်း၊ သမုတ္တိန္တော၊ ကောင်းစွာ
 ဖြတ်အပ်ကုန်သနည်း၊ ဝုပသန္တာ၊ ငြိမ်းကုန်သနည်း၊ ပရိပဿဒ္ဓါ၊ တဖန်ငြိမ်း
 ကုန်သနည်း၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်း၌မထိုက်ကုန်သနည်း၊ ညာ
 တဂ္ဂိနာ၊ ညာဘက်တည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊ ဗုတ်ကြည်းအပ်ကုန်သနည်း၊
 ဣတိအယံ၊ ဤသည်လျှင်၊ ကဿနောသန္တိ၊ ဣစ္စိဘာတိပဒဿ၊ ကဿနော
 သန္တိ၊ ဣစ္စိဘာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကောဥာဏန္တမတိညာ
 ယာတိ၊ ကောဥာဏန္တမတိညာယဟူသည့်ကား၊ ကော၊ အဘယ်သူသည်၊
 ဥာဟာအန္တေ၊ နှစ်ပါးသော အဘို့တို့ကို၊ အတိညာယ၊ အလွန်သိ၍၊ ဇာ
 နိတွာ၊ သိ၍၊ တုသယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊
 ထင်စွာပွားစေ၍၊ တုတံကတွာ၊ ထင်စွာပြု၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ကော
 ဥာဏန္တမတိညာယာတိ ပဒဿ၊ ကောဥာဏန္တမတိညာယ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ မဇ္ဈေမန္တာနလိမ္ပတိတိ၊ မဇ္ဈေမန္တာနလိမ္ပတိဟူ
 သည့်ကား၊ မဇ္ဈေ၊ အလယ်ဖြစ်သောအကျင့်၌၊ မန္တာယ၊ နညာဖြင့်၊ နလိမ္ပတိ၊
 မလိမ်းကျသနည်း၊ အလိတ္တော၊ မကပ်ငြိသနည်း၊ အနုပလိတ္တော၊ အထူး
 သဖြင့်မကပ်ငြိသနည်း၊ နိက္ခန္တော၊ ထွက်သနည်း၊ နိဿဇော၊ စွန့်သနည်း၊
 ဝိပ္ပမုတ္တော၊ အထူးသဖြင့်လွတ်သနည်း၊ ဝိသညုတ္တော၊ အထူးသဖြင့်မယှဉ်

သနည်း၊ ဝိပရိယာဒိကတေန၊ ဝိုင်းခြားခြင်းကင်းသော၊ စေတသော၊ စိတ်ဖြင့်၊
ဝိဟရတိ၊ နေသနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မဇ္ဈေမန္တာနုလိမ္ပတိ၊ တိပဒ
ဿ၊ မဇ္ဈေမန္တာနုလိမ္ပတိဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊ ကံဖြူထိ
မဟာပုရိသော၊ တိတ္ထေပဒေ၊ ကံဖြူထိမဟာပုရိသော ဟူသော ဤဝုန်၌၊
မဟာပုရိသောတိ၊ မဟာပုရိသောဟူသည်ကား၊ အဂ္ဂပုရိသော၊ အဦးအစ
ဖြစ်သောယောကျ်ားဟူ၍၊ သေဋ္ဌပုရိသော၊ မြီးမွမ်းအပ်သော ယောကျ်ား
ဟူ၍၊ ဝိသေဋ္ဌပုရိသော၊ အထူးသဖြင့်မြီးမွမ်းအပ်သောယောကျ်ားဟူ၍၊ ပါ
မောက္ခပုရိသော၊ အကြီးဖြစ်သောယောကျ်ားဟူ၍၊ ဥတ္တမပုရိသော၊ အထူး
သဖြင့်မြတ်သောယောကျ်ားဟူ၍၊ ပဓေနပုရိသော၊ အမြတ်ပဓာနဖြစ်သော
ယောကျ်ားဟူ၍၊ ပဝရပုရိသောတိ၊ အထွန်ထူးမြတ်သောယောကျ်ားဟူ၍၊
ကံ၊ အဘယ်သူကို၊ ဖြူထိ၊ ဟောသနည်း၊ ကံ၊ အဘယ်သူကို၊ ကသေသိ၊
ဆိုသနည်း၊ ကံ၊ အဘယ်သူကို၊ မညသိ၊ အောက်မှေသနည်း၊ ကံ၊ အဘယ်သူ
ကို၊ ဘဏသိ၊ ရွတ်သနည်း၊ ကံ၊ အဘယ်သူကို၊ ဗဿတိ၊ ရှုသနည်း၊ ကံ၊
အဘယ်သူကို၊ ဝေါဟာရသိ၊ ခေါ်သနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကံဖြူ
ထိမဟာပုရိသော တိပဒဿ၊ ကံဖြူထိ မဟာပုရိသော ဟူသော ဝုန်၏။
အတ္ထော၊ အနက်တည်း၊ ကောဣဝသိဗ္ဗနိမဇ္ဈဂါတိ၊ ကောဣဝသိဗ္ဗနိမဇ္ဈဂါ
ဟူသည်ကား၊ ကော၊ အဘယ်သူသည်၊ ဣဝ၊ ဤသတ္တလောက၌၊ သိဗ္ဗနိ
ဟဏ္ဍံ၊ စုတိပဋိသန္ဓေကို စပ်တတ်သောတဏှာကို၊ အဇ္ဈဂါ၊ လွန်၍တည်
သနည်း၊ ဥပစ္စဂါ၊ ပေးစွာထွန်၍ တည်သနည်း၊ အတိတ္တန္တော၊ လွန်သနည်း၊
သမတိတ္တန္တော၊ ကောင်းစွာလွန်သနည်း၊ ဝိတိဝတ္ထော၊ အထူးသဖြင့်လွန်
သနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကောဣဝသိဗ္ဗနိမဇ္ဈဂါတိပဒဿ၊ ကော
ဣဝသိဗ္ဗနိမဇ္ဈဂါဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊
သောပြာဟုတော၊ ထိုတိဿမေတ္တယု ပုဏ္ဏားသည်၊ ကောဣဝသန္တုထိ
တောသောကော၊ ဣစ္စာယသ္မာတိဿမေတ္တယော၊ ကဿနောသန္တိဣဗ္ဗိ
တာ၊ ကောဥာန္တမာဘိညာယ၊ မဇ္ဈေမန္တာနုလိမ္ပတိ၊ ကံဖြူထိမဟာပုရိသော
တိ၊ ကောဣဝသိဗ္ဗနိမဇ္ဈဂါတိ၊ ကောဣဝသန္တုထိတော(ပ)ကောဣဝသိဗ္ဗနိ
မဇ္ဈဂါဟူ၍၊ အာဟ၊ ဆိုပြီ။ ။

မေတ္တယု၊ မေတ္တယုပုဏ္ဏား၊ ယောတိက္ခ၊ အကြင် ရဟန်းသည်၊
ကာမေသု၊ ကာမတို့ကြောင့်၊ ဗြဟ္မစရိယဂါ၊ မင်္ဂဟူသောဗြဟ္မစရိယ ရှိ
၏၊ သောတိက္ခ၊ ထိုရဟန်းသည်၊ သန္တုထိတော၊ ကောင်းစွာ နှစ်သက်
သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိတဏှော၊ ကင်းပြီးသော တဏှာရှိသော၊ သ

တော၊ အောက်မေ့ခြင်း သတိရှိသော ရဟန်းသည်၊ သဒ္ဓါ၊ အခါခပ်သိမ်း၊
သင်္ခါယ၊ ခုံစမ်း ဆင်ခြင်၍၊ နိဗ္ဗုထော၊ ချာတဖြင့် ငြိမ်းသည်၊ ဟောတိ၊ ဖြစ်
၏၊ တဿ၊ ထိုပုဟ်းအား၊ ဣပ္ပိတာ၊ ရာဂစသောတုန်လှုပ်ခြင်းကိုသည်၊
နောသန္တိ၊ မရှိတုန်၊ ကာမေသုဗြဟ္မစရိယဝါတိ ဝတ္ထုပဒေ၊ ကာမေသု
ဗြဟ္မစရိယဝါ ဟူသောဤပုန်နှိုး ကာမာတိ၊ ကာမာဟူသည်ကား၊ ဝတ္ထု
ကာမာစ၊ ဝတ္ထုကာမတို့ ထည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသာ
ကာမတို့ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒ္ဓါနတော၊
အကျဉ်းအားဖြင့်၊ ဇွေနှစ်ပါးတို့တည်း၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထု
ကာမာ၊ ဝတ္ထုကာမတို့ဟူ၍၊ ဝုဇ္ဇန္တိ၊ ဆိုအပ်တုန်၏၊ (ပ)၊ ဣမေ၊ ဤသည်
တို့ကို၊ ကိလေသကာမာ၊ ကိလေသာကာမတို့ဟူ၍၊ ဝုဇ္ဇန္တိ၊ ဆိုအပ်၏၊
အသန္ဓေသမာပတ္တိယာ၊ သူယုတ်တို့၏တရားသို့ရောက်အံ့သည်မှ၊ အာရတိ၊
ကြဉ်ခြင်းကို၊ ဝိရတိ၊ အထူးထဖြင့်ကြဉ်ခြင်းကို၊ ဗဒ္ဓိဝိရတိ၊ တဖန်အထူး
သဖြင့်ကြဉ်ခြင်းကို၊ ဝေရမဏိ ကြဉ်ခြင်းကို၊ အနိရိယာ၊ အမှုအရာကိုမပြု
ခြင်းကို၊ အကရဏံ၊ မပြုခြင်းကို၊ အနုဇ္ဈာပတ္တိ၊ မရောက်ခြင်းကို၊ ဝေဇာ၊
သူထောဝ်တရားအပိုင်းအခြားမှ၊ အနုတိတ္တမော၊ မလွန်ခြင်းကို၊ ဗြာဟ္မစရိယံ
ဗြာဟ္မစရိယဟူ၍၊ ဝုဇ္ဇတိ၊ ဆိုအပ်၏၊ အပိစ၊ တနည်းလည်း၊ နိပ္ပရိယာယေန၊
မုက္ခုအားဖြင့်၊ အရိယော၊ မြတ်သော၊ အဋ္ဌဂီတော၊ အင်္ဂါရှစ်ပါးရှိသော၊
မဂ္ဂေါ၊ မဂ်ကို၊ ဗြဟ္မစရိယံ၊ ဗြဟ္မစရိယဟူ၍၊ ဝုဇ္ဇတိ၊ ဆိုအပ်၏၊ ဣဒံအယံမ
မဂ္ဂေါ၊ ဤမဂ္ဂင်္ဂါရှစ်ပါးသည်၊ သေယျထာကတမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊
သမ္မာဒိဋ္ဌိလည်းကောင်း၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပလည်းကောင်း၊ သမ္မာ
ဝါစာ၊ သမ္မာဝါစာ ထည်းကောင်း၊ သမ္မာကမ္မဇ္ဇော၊ သမ္မာကမ္မဇ္ဇလည်း
ကောင်း၊ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝထည်းကောင်း၊ သမ္မာဝါယာမော၊
သမ္မာဝါယာမထည်းကောင်း၊ သမ္မာသတိ၊ သမ္မာသတိလည်းကောင်း၊ သ
မ္မာသမာဓိ၊ သမ္မာသမာဓိ ထည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့တည်း၊
ယော၊ အကြင်သူသည်၊ အရိယေန၊ မြတ်သော၊ အဋ္ဌဂီတေန၊ အင်္ဂါရှစ်ပါးရှိ
သော၊ ဣဒံနာမဂ္ဂေန၊ ဤမဂ္ဂင်္ဂါဖြင့်၊ ဥပေတော၊ အနီးသို့ ရောက်သည်၊ ဟော
တိ၊ ဖြစ်၏၊ သရပေတော၊ အထွန်နီးခြင်းသို့ရောက်သည်၊ ဥပါဂတော၊ ပေါ်၍
တည်သည်၊ သရပါဂတော၊ ဟပ်သည်ဖြစ်၍ တည်သည်၊ ဥပပန္နော၊ မကင်း
သည်၊ သမ္ပန္နော၊ ပြည့်စုံသည်၊ သမန္နာဂတော၊ ထင်ရှားရှိသည်၊ ဟောတိ၊
ဖြစ်၏၊ သော၊ ထိုသူကို၊ ဗြဟ္မစရိယဝါ၊ ဗြဟ္မစရိယဝါဟူ၍၊ ဝုဇ္ဇတိ၊ ဆိုအပ်
၏၊ ဝေနန၊ ဥစ္စာနှင့် ပြည့်စုံသဖြင့်၊ ဝေနဝါတိ၊ ဝေနဝါဟူ၍၊ ဝုဇ္ဇတိ၊ ထာဝရ၊ ဆို

အပ်သကဲ့သို့လည်းကောင်း၊ တောငှက်၊ စည်းစိမ်နှင့်ပြည့်စုံသဖြင့်၊ တောဝ
 ဝါတိ၊ တောဝါဟူ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်သကဲ့သို့ ထည်းကောင်း၊ ယ
 သေန၊ အခြံအရံနှင့်ပြည့်စုံသဖြင့်၊ ယသဝါတိ၊ ယသဝါဟူ၍၊ ဝုပ္ပတိယထာစ
 ဆိုအပ်သကဲ့သို့လည်းကောင်း၊ ထိပ္ပေန၊ အတတ်နှင့်ပြည့်စုံသဖြင့်၊ သိပ္ပဝါ
 တိ၊ သိပ္ပဝါဟူ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်သကဲ့သို့ လည်းကောင်း၊ သီလေန၊
 သီလနှင့်ပြည့်စုံသဖြင့်၊ သီလဝါတိ၊ သီလဝါဟူ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်
 သကဲ့သို့လည်းကောင်း၊ ဝိရိယေန၊ ဝိရိယနှင့် ပြည့်စုံသဖြင့်၊ ဝိရိယဝါတိ၊
 ဝိရိယဝါဟူ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်သကဲ့သို့လည်းကောင်း၊ ပညာယ၊
 ပညာနှင့်ပြည့်စုံသဖြင့်၊ ပညဝါတိ၊ ပညဝါဟူ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်
 သကဲ့သို့လည်းကောင်း၊ ဝိဇ္ဇာယ၊ ဝိဇ္ဇာနှင့်ပြည့်စုံသဖြင့်၊ ဝိဇ္ဇဝါတိ၊ ဝိဇ္ဇဝါဟူ
 ၍၊ ဝုပ္ပတိယထာစ၊ ဆိုအပ်သကဲ့သို့လည်းကောင်း၊ ဧဝမေဝ၊ ဤအတူလည်း
 ကောင်းလျှင်၊ ယော၊ အကြင်သူသည်၊ အရိယေန၊ မြတ်သော၊ အဋ္ဌာရိကေန၊
 အင်္ဂါရှစ်ပါးရှိသော၊ ဣဒိနာမဂ္ဂေန၊ ဤမင်္ဂဖြင့်၊ ဥပေတော၊ အနီးသို့ ရောက်
 သည်၊ ဟောတိ၊ ဖြစ်၏၊ သရုပေတော၊ အလွန်နီးခြင်းသို့ရောက်သည်၊ ဥပါဝ
 တော၊ ကပ်၍ထည်သည်၊ သရုပါဝတော၊ ထွဉ်သည်ဖြစ်၍ တည်သည်၊ ဥပပ
 န္ဓော၊ မကင်းသည်၊ သမ္ပန္ဓော၊ ပြည့်စုံသည်၊ သမန္တာဝတော၊ ထင်ရှားရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ သော၊ ထိုသူကို၊ ဗြဟ္မစရိယဝါတိ၊ ဗြဟ္မစရိယဝါဟူ၍၊ ဝုပ္ပ
 တိ၊ ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ကာမေသုဗြဟ္မစရိယဝါ တိပဒ
 သ၊ ကာမေသုဗြဟ္မစရိယဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မေ
 ဣတ္ထယျာတိ၊ မေတ္တယျဟူ၍၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ တံဗြဟ္မဏံ၊ ထို
 ပုဂ္ဂိုလ်ကို၊ ဂေါတ္တေန၊ အနွယ်ဖြင့်၊ အာဂပတိ၊ ခေါ်တော်မူ၏၊ ဘဂဝါတိတေံ
 ဘဂဝါဟူသောဤအမည်တော်သည်၊ ဂေါရဝါဝိဝစနံ၊ အရှိအသေပြုသောအ
 မည်တော်တည်း၊ (လ)၊ ယဒိဒံဘဂဝါတိနာမံ၊ အကြင်ဘဂဝါဟူသောအ
 မည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံနာမံ၊ ထိုဘဂဝါဟူသော အမည်တော်
 သည်၊ သန္တိကော၊ မျက်မှောက်ပြု အပ်သော၊ ပညတ္တိနာမပညတ်တော်
 တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မေတ္တယျာတိဘဂဝါတိပဒသ၊ မေတ္တ
 ယျာတိဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝိတတဗျောသဒါ
 သတောဝိတ္ထေပဒေ၊ ဝိတတဗျောသဒါသတောဟူသောဤပုဒ်၌၊ တဗျာ
 တိ၊ တဗျာဟူသည်ကား၊ ဣပဘဗျော၊ ဣပတဗျောလည်းကောင်း၊ (လ)၊ ဓမ္မ
 တဗျာ၊ ဓမ္မတဗျောလည်းကောင်း၊ ယဿ၊ အကြင်သူအား၊ သောတဗျာ၊
 ဤတဗျာကို၊ ပဟိနာ၊ ပယ်အပ်ပြီ၊ သရန္တိန္ဒာ၊ ကောင်းစွာဖြတ်အပ်ပြီ၊ ဝူပသ

နှာ၊ ငြိမ်းစေအပ်ပြီ၊ ပဋိပသသန္တာ၊ တဖန်ငြိမ်းစေအပ်ပြီ၊ အစာဗျာဗျာဗျာ၊
 တဖန်ဖြစ်ခြင်းငှါမထိုက်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော မီးဖြင့်၊ နေရာ၊
 ဗုတ်ကြည်းအပ်ပြီ၊ သော၊ ထိုသူကို၊ ဝိတတဏှော၊ တဏှာကင်းပြီးသော
 သူဟူ၍၊ စတ္တတဏှော၊ စွန့်ပြီးသော တဏှာရှိသောသူဟူ၍၊ ဝန္တတဏှော၊
 အန့်ပြီးသောတဏှာရှိသော သူဟူ၍၊ မုတ္တတဏှော၊ လွတ်ပြီးသောတဏှာ
 ရှိသောသူဟူ၍၊ ပဟိနတဏှော၊ ပဟိအပ်ပြီးသောတဏှာရှိသော သူဟူ၍၊
 ပဋိနိဿန္တတဏှော၊ တဖန်စွန့်အပ်ပြီးသော တဏှာရှိသောသူဟူ၍၊ ဝိတရာ
 ဂေါ၊ ကင်းပြီးသော ရာဂရှိသောသူဟူ၍၊ စတ္တရာဂေါ၊ စွန့်ပြီးသော ရာဂရှိ
 သောသူဟူ၍၊ ဝန္တရာဂေါ၊ အန့်ပြီးသောရာဂရှိသော သူဟူ၍၊ မုတ္တရာဂေါ၊
 လွတ်ပြီးသောရာဂရှိသောသူဟူ၍၊ ပဟိနရာဂေါ၊ ပဟိအပ်ပြီးသောရာဂ
 ရှိသောသူဟူ၍၊ ပဋိနိဿန္တရာဂေါ၊ တဖန်စွန့်ပြီးသော ရာဂရှိသောသူဟူ၍၊
 နိစ္ဆာတော၊ မှတ်သိပ်ခြင်းကင်းသော သူဟူ၍၊ နိဗ္ဗုတော၊ တဏှာရာဂမှ
 ငြိမ်းပြီးသော သူဟူ၍၊ သိတိဘူတော၊ ချင်းမြေ့သောသူဟူ၍၊ သုခပဋိသံ
 ဝေဒိ၊ ဗသသုခဝေဒနာကို ခံစားသည်ဖြစ်၍၊ ဗြဟ္မဘူတော၊ မြတ်သောသ
 တောရှိသော၊ အတ္တနာ၊ စိတ်ဖြင့်၊ ဝိဟရတိ၊ နေသော သူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၍၊ သဒါတိ၊ သဒါဟူသည်ကား၊ သဒါ၊ အခါခပ်သိမ်း၊ သဗ္ဗဒါ၊ ခပ်သိမ်းသော
 အခါပတ်လုံး၊ သဗ္ဗကာလံ၊ ခပ်သိမ်းသော ကာလပတ်လုံး၊ နိစ္စကာလံ၊ မြဲ
 သောကာလပတ်လုံး၊ ဝုဝကာလံ၊ မပြတ်သောကာလပတ်လုံး၊ သတတံ၊ အ
 ကြားမရှိသောကာလပတ်လုံး၊ သမိတံ၊ တပေါင်းတည်းဖြစ်သောကာလပတ်
 လုံး၊ အဗ္ဗောကိတ္တံ၊ ထပါးနှင့်မချောသောကာလပတ်လုံး၊ ဥဒကုမ္ဘိကဇာတံ၊
 နေထိုင်းတံပိုးကဲ့သို့ ဖြစ်သည်၊ အဝိဝိ၊ အကြားမရှိသည်၊ သန္တတိ၊ အစဉ်
 မပြတ်သည်၊ သဟိတံ၊ စပ်သည်၊ ဗသသိတံ၊ တွေ့သည်၊ ဝုရောဘတ္တံ၊ ဆွမ်းစား
 သည်မှူးရှားကာလပတ်လုံး၊ ဗန္တဘတ္တံ၊ ဆွမ်းစားသည်မှူးရှားကာလပတ်
 လုံး၊ ဝုရိမယာမံ၊ ညည်းယံပတ်လုံး၊ မန္တိမယာမံ၊ သန်းခေါင်ယံပတ်လုံး၊ ဗန္တိ
 မယာမံ၊ မိုးသောက်ယံပတ်လုံး၊ ကာဠေ၊ သဆုတ်ပက္ခန္တိ၊ ဇုဏှော၊ လဆန်း
 ပက္ခန္တိ၊ ဝသော၊ မိလိန်းကာလန္တိ၊ ဟောမန္တေ၊ ဆောင်းကာလန္တိ၊ ဂိဋ္ဌေန္တေ
 ကာလန္တိ၊ ဝုရိမေဝယောခန္တေ၊ ပဋ္ဌမအဂ္ဂယံန္တိ၊ မန္တိမေဝယောခန္တေ၊ မန္တိမ
 အဂ္ဂယံန္တိ၊ ဗန္တိမေဝယောခန္တေ၊ ဗန္တိမအဂ္ဂယံန္တိ၊ သတောတိ၊ သတောဟူ
 သည်ကား၊ စတုဟိ၊ လေးပါးကုန်သော၊ ကာရုဏေဟိ၊ အကြောင်းတို့ဖြင့်၊
 သတော၊ သတိရှိသည်၊ ကာယေ၊ ရူပကာယန္တိ၊ ကာယာနုပဿနာသတိပဋ္ဌာ
 နံ၊ ကာယန္တိ အဖန်ကလဲလဲ ရှုခြင်းတည်း ဟူသော သတိပဋ္ဌာန်ကို၊ အာဝေ
 န္တော၊ ပွားစေသည်ဖြစ်၍၊ သတော၊ သတိရှိသည်၊ ဝေဒနာသု၊ ဝေဒနာတို့၌၊



ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာကို အဖန်တလဲလဲ ရှုခြင်းတည်းဟူ
 သောသတိပဋ္ဌာန်ကို၊ ဘာဝေဇန္တော၊ ပွါးဝေသည့်ဖြစ်၍၊ သတော၊ သတိရှိ
 သည်၊ ဝိတ္တေ၊ ဝိတ်၌၊ ဝိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဝိတ်ကို အဖန်တလဲလဲရှု
 ခြင်းတည်းဟူသော သတိပဋ္ဌာန်ကို၊ ဘာဝေဇန္တော၊ ပွါးဝေသည့် ဖြစ်၍၊
 သဘော၊ သတိရှိသည်၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်၊
 တရားကို အဖန်တလဲလဲရှုခြင်းတည်းဟူသောသတိပဋ္ဌာန်ကို၊ ဘာဝေဇန္တော၊
 ပွါးဝေသည့်ဖြစ်၍၊ သတော၊ သတိရှိသည်ဖြစ်၍၊ (ဝ)၊ သော၊ ထိုရဟန်းကို၊
 သတော၊ သတောဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဣတိအယံ၊ ဤသည်မျှင်၊ ဝိတ
 တဏှောသဒါသတောတိပဒဿ၊ ဝိတတဏှောသဒါသတောဟူသောပုဒ်၏
 အတ္ထော၊ အနက်တည်း။ သင်္ခါယနိဗ္ဗုတောဘိက္ခုတိ ဝတ္ထပဒေ၊ သင်္ခါယ
 နိဗ္ဗုတောဘိက္ခုဟူသောဤပုဒ်၌၊ ညာဏံ၊ ညာဏ်ကို၊ သင်္ခါယ၊ သင်္ခါယဟူ၍၊ ဝုပ္ပတိ
 ဆိုအပ်၏။ ယောပညာ၊ အကြင်သိခြင်းပညာလည်းကောင်း၊ ပဇာနနာ၊ အပြား
 အားဖြင့်သိကတ်သောပညာလည်းကောင်း၊ ဝိစယော၊ ရွေးချယ်တတ်သော
 ပညာလည်းကောင်း၊ ပဝိစယော၊ အပြားအားဖြင့် ရွေးချယ်တတ်သော
 ပညာလည်းကောင်း၊ အမောဟော၊ မတွေ့ဝေ တတ်သော ပညာလည်း
 ကောင်း၊ ဓမ္မဝိစယော၊ သပ္ပာဇထူးပါးကိုရွေးချယ်တတ်သော ပညာလည်း
 ကောင်း၊ (ပ)၊ သမ္ဗာဒဋ္ဌိ၊ ကောင်းစွာ မြင်တတ်သော ပညာလည်းကောင်း၊
 သင်္ခါယာတိ၊ သင်္ခါယဟူသည်ကား၊ သင်္ခါယ၊ စုံစမ်းဆင်ခြင်၍၊ ဇာနိတွာ၊
 ထိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွါးဝေ
 ၍၊ ဝိဘူတံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းကုန်သောသင်္ခါရတို့
 သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟု၊ သင်္ခါယ၊ စုံစမ်းဆင်ခြင်၍၊ ဇာနိတွာ၊
 ထိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွါးဝေ
 ၍၊ ဝိဘူတံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းကုန်သောသင်္ခါရ
 တို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ သဗ္ဗေဓမ္မာ၊ ခပ်ထိမ်းကုန်သော
 တရားတို့သည်၊ အနတ္တာတိ၊ အစိုးမရကုန်ဟူ၍၊ အဝိဇ္ဇာပပ္ပယာ၊ အဝိဇ္ဇာ
 ဟူသော အကြောင်းကြောင့်၊ သင်္ခါရာတိ၊ သင်္ခါရတို့သည် ဖြစ်ကုန်၏
 ဟူ၍၊ (ပ)၊ ယံကိပ္ပိ၊ အထုံးစုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်း သဘောသည်၊
 အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအထုံးစုံသော ဖြစ်ခြင်းသဘောသည်၊ နိရောဓဓမ္မန္တိ၊
 ချုပ်ခြင်း သဘောရှိ၏ဟူ၍၊ သင်္ခါယ၊ ဆင်ခြင်၍၊ ဇာနိတွာ၊ ထိ၍၊ တုယ
 ယိတွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွါးဝေ၍၊ ဝိဘူတံ
 ကတွာ၊ ထင်ရှားပြု၍၊ အထဝါ၊ တနည်းကား၊ အနိစ္စတော၊ အမြဲမရှိသော

အားဖြင့်၊ သင်္ခါယ၊ ဆင်ခြင်၍၊ ဇာနိတ္တာ၊ သိ၍၊ ဒုက္ခတော၊ ဆင်းရဲသောအား
 ဖြင့်၊ ရောဂတော၊ အနာအားဖြင့်၊ ဂဏ္ဍတော၊ ကိလေသာယိုစိမ်းခြင်းသည်းဟု
 သောအိုင်းအနာအားဖြင့်၊ သဗ္ဗတော၊ အတွင်းသို့ ဝင်ထိတ်သောသတော
 အားဖြင့်၊ (လ)၊ နိဿရထတော၊ ပုထုကံမြောက်ရာအားဖြင့်၊ သင်္ခါယ၊ ဆင်
 ခြင်၍၊ ဇာနိတ္တာ၊ သိ၍၊ တုလယိတ္တာ၊ နှိုင်းချိန်၍၊ ဝီရယိတ္တာ၊ စုံစမ်း၍၊
 ဝိဘာဝယိတ္တာ၊ ပွားစေ၍၊ ဝိဘူတံကတ္တာ၊ ထင်ရှားပြု၍၊ နိဗ္ဗုတောတိ၊ နိဗ္ဗု
 တောဟူသည်ကား၊ ရာဂဿ၊ ရာဂကို၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်းစေတတ်သည်၏
 အဖြစ်ကြောင့်၊ နိဗ္ဗုတော၊ ရာဂမှငြိမ်းသည်၊ ဒေါသဿ၊ ဒေါသကို၊ နိဗ္ဗာဝိ
 တတ္တာ၊ ငြိမ်းစေတတ်သည်၏အဖြစ်ကြောင့်၊ နိဗ္ဗုတော၊ ဒေါသမှငြိမ်းသည်၊
 မောဟဿ၊ မောဟကို၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်းစေတတ်သည်၏အဖြစ်ကြောင့်
 နိဗ္ဗုတော၊ မောဟမှငြိမ်းသည်၊ ကောဓဿ၊ အမျက်ထွက်ခြင်းကို၊ ဥပနာဟ
 ဝဿ၊ ရန်ညှိုးဖွဲခြင်းကို၊ မက္ခဿ၊ ကျေးဇူးချေခြင်းကို၊ ပဏ္ဍာသဿ၊ အဖျင်းပြု
 ခြင်းကို၊ ဣဿယ၊ ငြုရုခြင်းကို၊ မစ္ဆရိယဿ၊ ဝန်တိုခြင်းကို၊ မာယာယ၊
 တွည့်ပတ်ခြင်းကို၊ သာဓဗ္ဗယုယ၊ စဉ်းလဲခြင်းကို၊ ထမ္ဘဿ၊ ခိုင်မာခြင်းကို၊
 သာဓုပ္ပဿ၊ ချွတ်ချယ်ခြင်းကို၊ မဒနဿ၊ မာန်မူခြင်းကို၊ အကိမာနဿ၊
 အလွန်မာန်မူခြင်းကို၊ မဒဿ၊ မာန်ယစ်ခြင်းကို၊ ပမာဒဿ၊ မေ့ထော့ခြင်း
 ကို၊ သဗ္ဗကိလေသာနံ၊ အလုံးစုံသော ကိလေသာတို့ကို၊ သဗ္ဗဒုက္ခိယာနံ၊
 အလုံးစုံသောဒုက္ခရိုက်တို့ကို၊ သဗ္ဗဒရထာနံ၊ အလုံးစုံသော ပူပန်ခြင်းတို့ကို၊
 သဗ္ဗပရိစ္ဆာဟာနံ၊ အလုံးစုံသောအတွင်းပူပန်ခြင်းတို့ကို၊ သဗ္ဗသန္တာပါနံ၊ ခပ်
 သိမ်းကုန်သောအစဉ်ပူပန်ခြင်းတို့ကို၊ သဗ္ဗကုသလဘိသင်္ခါရာနံ၊ ခပ်သိမ်း
 ကုန်သောအဘိသင်္ခါရတို့ကို၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်းစေတတ်သည်၏ အဖြစ်
 ကြောင့်၊ နိဗ္ဗုတော၊ ငြိမ်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုတိ၊ ဘိက္ခုဟူသည်
 ကား၊ သတ္တန္တံဓမ္မာနံ၊ သတ္တယဒိဋ္ဌိအစရှိသောရနစ်ပါးသော တရားတို့ကို၊
 ဘိက္ခုတ္တာ၊ ချုပ်စွဲတတ်သည်၏ အဖြစ်ကြောင့်၊ ဘိက္ခု၊ ဘိက္ခုမည်၏၊ (လ)၊
 သော၊ ထိုသူသည်၊ ဝုထိတဝါ၊ သုံးပြီးသောမဂ်ဟူသော သိတင်းရှိ၏၊ ဝိတ
 ဝုနတ္တဝေါ၊ ကုန်ပြီးသော တပန်ပဋိသန္ဓေနေခြင်းရှိ၏၊ ဣတိအယံ၊ ဤသည်
 ထျှင်၊ သင်္ခါယနိဗ္ဗုတော ဘိက္ခုတိပဒဿ၊ သင်္ခါယနိဗ္ဗုတော ဘိက္ခုဟူ
 သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ တထာနေဇာ၊ နိဗ္ဗုတောတိတ္ထ
 ပဒေ၊ တထာနေဇာသန္တိဗ္ဗုတောဟူသောဤပုန်၌၊ တထာတိ၊ တထာဟူသည်
 ကား၊ ဝိတာသဝဿ၊ ကုန်ပြီးသော အာသဝေါရှိသော၊ အရဟတော၊ ရ
 ဟန္တာအား၊ ဣပ္ပိတာတိ၊ ဣပ္ပိတာဟူသည်ကား၊ တဏှိပ္ပိတံ၊ တဏှာဟူသော

တုန်ထွင်ခြင်း ထည်းကောင်း၊ ဒိဋ္ဌိဋ္ဌိတံ၊ ဒိဋ္ဌိဟူသော တုန်ထွင်ခြင်း ထည်း
 ကောင်း၊ မာနိဋ္ဌိတံ၊ မာနဟူသောတုန်ထွင်ခြင်း ထည်းကောင်း၊ ကိဝေသိ
 ဋ္ဌိတံ၊ ကိဝေသဟူသော တုန်ထွင်ခြင်း ထည်းကောင်း၊ ကာမိဋ္ဌိတံ၊ ကာမ
 ဟူသောတုန်ထွင်ခြင်း ထည်းကောင်း၊ တဿ၊ ထိုရဟန္တာအား၊ ဣမဇ္ဈဋ္ဌိ
 တာ၊ ဤတုန်ထွင်ခြင်းတို့သည်၊ နတ္ထိနသန္တိ၊ မရှိကုန်၏၊ နသံပိဇ္ဇန္တိ၊ ကောင်း
 စွာမရှိကုန်၊ နပထမ္ဘန္တိ၊ မရအပ်ကုန်၊ ပတိနာ၊ ပတ်အပ်ကုန်ပြီ၊ သမုန္တိန္နာ၊
 ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝုပသန္တာ၊ ငြိမ်းကုန်ပြီ၊ ဗဒိပသဒ္ဓါ၊ တဖန်ငြိမ်း
 ကုန်ပြီ၊ အာတဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ မထိုက်ကုန်ပြီ၊ ညာဏဂ္ဂိနာ၊
 ညာဏ်တည်းဟူသောမီးဖြင့်၊ ဓမ္မာ၊ ဗျတ်ကြည်းအပ်ကုန်ပြီ၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ တဿ နောသန္တိ၊ ဣဋ္ဌိတာတိပဒဿ၊ တဿ နောသန္တိ၊ ဣဋ္ဌိတာ
 ဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဟ၊ ဖြတ်
 စွာဘုရားသည်၊ ကာမေသုဗြဟ္မစရိယဝါ၊ မေတ္တေယျာတိ ဘဂဝါ၊ ဝိတ
 တဏှော သဒါသတော၊ သင်္ခါယနိဗ္ဗုတောဘိက္ခု၊ တဿ နောသန္တိ၊ ဣဋ္ဌိတာ
 တိ၊ ကာမေသုဗြဟ္မစရိယဝါ၊ (ပ) တဿ နောသန္တိ၊ ဣဋ္ဌိတာဟူ၍၊ အာဟ၊
 ဟောတော်မူပြီ။

သော၊ ထိုရဟန်းအစဉ်ဗြဟ္မန္တံ၊ နှစ်ပါးသောအပျိုတို့ကို၊ အဘိညာယ၊ အ
 လွန်သိ၍၊ မဇ္ဈေ၊ အထယ်ဖြစ်သော အကျင့်၌၊ မန္တာ၊ ပညာဖြင့်၊ နလိမ္ပတိ၊ မ
 လိမ်းကျ၊ တံ၊ ထိုရဟန်းကို၊ မဟာပုရိသောတိ၊ မဟာပုရိသဟူ၍၊ ဗြူမိ၊ ဝါ
 ဘုရားဟောတော်မူ၏၊ သော၊ ထိုရဟန်းသည်၊ ဣမ၊ ဤသတ္တလောက၌၊ သိပ္ပ
 နိ၊ တဏှာကို၊ အဇ္ဈဝါ၊ လွန်ပြီ၊ သောဥတန္တ မဘိညာယ၊ မဇ္ဈေမန္တာနလိမ္ပ
 တိတိတ္ထေပဒေ၊ သောဥတန္တမဘိညာယ၊ မဇ္ဈေမန္တာနလိမ္ပတိဟူသော ဤ
 ပုဒ်၌၊ အန္တာတိ၊ အန္တာဟူသည်ကား၊ ဖသော၊ ဖသောသည်၊ ဇကော
 အန္တော၊ တခုသော အပိုင်းအခြားဖြစ်၏၊ ဖယသရဒယော၊ ဖယ၏အ
 ကြောင်းသည်၊ ဒုတိယအန္တော၊ နှစ်ခုသော အပိုင်းအခြား ဖြစ်၏၊ မဇ္ဈေ၊
 အထယ်၌၊ ဖယာနိရောဓော၊ ဖယ၏ ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊
 အတိတံ၊ အတိတ်သည်၊ ဇကောအန္တော၊ တခုသော အပိုင်းအခြားဖြစ်
 ၏၊ အနာဂတံ၊ အနာဂတ်သည်၊ ဒုတိယော အန္တော၊ နှစ်ခုသော အပိုင်း
 အခြားဖြစ်၏၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်သည်၊ မဇ္ဈေ၊ အထယ်၌၊ ဟောတိ၊ ဖြစ်၏၊
 သုခဝေဒနာ၊ သုခဝေဒနာသည်၊ ဇကောအန္တော၊ တခုသော အပိုင်းအ
 ခြားဖြစ်၏၊ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာသည်၊ ဒုတိယော အန္တော၊ နှစ်ခု
 သောအပိုင်း အခြားဖြစ်၏၊ အဒုက္ခမသုခဝေဒနာ၊ အဒုက္ခမသုခ ဝေဒနာ

သည့်၊ မဇ္ဈိ၊ အထယံ၊ ဟောတိ၊ ဖြစ်၏။ နာမ်၊ နာမ်သည်။ ဇကော၊ အန္တော၊
 တရသော၊ အပိုင်း၊ အခြားဖြစ်၏။ ရုပ်၊ ရုပ်သည်။ ဒုတိယော၊ အန္တော၊ နှစ်ခု
 သော၊ အပိုင်း၊ အခြားဖြစ်၏။ ဝိညာဏံ၊ ဝိညာဉ်သည်။ မဇ္ဈိ၊ အထယံ၊ ဟော
 တိ၊ ဖြစ်၏။ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တသန္တာန်ဖြစ်ကုန်သော။ သဒ္ဓာယတနာ
 နိ၊ ခြောက်ပါးကုန်သော အာယတနတို့သည်။ ဇကော၊ အန္တော၊ တရသော၊ အ
 ပိုင်း၊ အခြားဖြစ်၏။ ဗာဟိရာနိ၊ ဗာဟိရသန္တာန်ဖြစ်ကုန်သော။ သဒ္ဓာယတ
 နာနိ၊ ခြောက်ပါးကုန်သော အာယတနတို့သည်။ ဒုတိယော၊ အန္တော၊ နှစ်ခု
 သော၊ အပိုင်း၊ အခြားဖြစ်၏။ ဝိညာဏံ၊ ဝိညာဉ်သည်။ မဇ္ဈိ၊ အထယံ၊ ဟော
 တိ၊ ဖြစ်၏။ သက္ကာယော၊ သက္ကာယဒိဋ္ဌိသည်။ ဇကော၊ အန္တော၊ တရသော၊ အ
 ပိုင်း၊ အခြားဖြစ်၏။ သက္ကာယသရဗယော၊ သက္ကာယဒိဋ္ဌိ၏အကြောင်းသည်။
 ဒုတိယော၊ အန္တော၊ နှစ်ခုသော အပိုင်း၊ အခြားဖြစ်၏။ သက္ကာယနိရောဓော၊
 သက္ကာယဒိဋ္ဌိ၏ချုပ်ခြင်းသည်။ မဇ္ဈိ၊ အထယံ၊ ဟောတိ၊ ဖြစ်၏။ ပညာယ၊
 ပညာကို၊ မန္တာ၊ မန္တာဟူ၍။ ဝုပ္ပကိ၊ ဆိုအပ်၏။ ယာပညာ၊ အကြွင်းဝိခြင်း
 ပညာသည်။ ကောင်း၊ ပဇာနာ၊ အပြားအားဖြင့်ထိတတ်သော ပညာသည်။
 ကောင်း၊ အမောဟော၊ မတွေ့ဝေတတ်သော ပညာသည်။ ကောင်း၊ (လ)၊
 ဓမ္မဝိစယော၊ သစ္စာထေးပါးကို ရွေးချယ်တတ်သော ပညာသည်။ ကောင်း။
 သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ကတ်သော ပညာသည်။ ကောင်း။ ထေပါတိ၊ ထေပါ
 ဟူသည်ကား။ တဏှာထေပေါစ၊ တဏှာထေပသည်။ ကောင်း၊ ဒိဋ္ဌိထေပေါစ
 ဒိဋ္ဌိထေပသည်။ ကောင်း။ ဣတိ၊ ဤသို့၊ ထေပါ၊ ထိမ်းကျွဲခြင်းတို့သည်။ ဧဒေ၊
 နှစ်ပါးတို့တည်း။ တဏှာထေပေါ၊ တဏှာထေပသည်။ ကတမော၊ အဘယ်
 နည်း၊ ယာဝဟာ၊ အကြွင်းမျှထောက်။ တဏှာသင်္ခါတေန၊ တဏှာဟူသော
 ချဲ့ထွင်ခြင်းဖြင့်၊ ထိမကတံ၊ အပိုင်း၊ အခြားကိုပြု၏။ ဩဓိကတံ၊ ပိုင်းခြားခြင်း
 တည်းဟူသော အရေးအသားကိုပြု၏။ ပရိယန္တကတံ၊ ပိုင်းခြားသော အဆုံး
 ကိုပြု၏။ ပရိဂ္ဂဟိတံ၊ သိမ်းဆည်း၏။ မမာယိတံ၊ မြတ်နိုး၏။ မမာငါ၏၊ ဣဒံ၊
 ဤဥစ္စာသည်အနီး၌တည်၏။ မမာ၊ ငါ၏။ တေ၊ ထိုဥစ္စာသည်အဝေး၌တည်၏။
 မမာ၊ ငါ၏။ ဧတ္ထကံ၊ ဤဥစ္စာ၏မျှော်ရှင်ဟုမှတ်၏။ မမာ၊ ငါ၏။ ဧတ္ထာဝတာ၊ ဥစ္စာ
 ကို၏မျှော်ရှင်ပိုင်းခြား၏။ ရူပါ၊ ငါ၏ရူပါရုံ၊ သဒ္ဓါ၊ ငါ၏သဒ္ဓါရုံ၊ ဝုပ္ပာ၊ ငါ၏ဝုပ္ပာရုံ၊
 ရသာ၊ ငါ၏ရသာရုံ၊ ဖေါဋ္ဌဗ္ဗာ၊ ငါ၏ဖေါဋ္ဌဗ္ဗာရုံ၊ အတ္တရထပါဝုရုတာ၊ ငါ၏အ
 ခင်းအရုံ၊ ဒါသိဒါသာ၊ ငါ၏ကျွန်မိန်းမကျွန်ယောကျ်ား။ အဇေဇ္ဇကံ၊ ငါ၏
 မိတ်မြန်မသိတ်ကုထား။ ကုပ္ပာ၊ ကုပ္ပာရုံ၊ ငါ၏ကုပ္ပာရုံ၊ ဟတ္ထိဝဂါ၊
 ငါ၏ဆင်ခွား၊ အသာဝဇ္ဇဝါ၊ ငါ၏မြင်းမြင်း၊ ဧတ္တံ၊ ငါ၏ထယ်၊ ဝတ္ထု၊ ငါ၏

ယာ၊ ဟိမုပ္ပံ၊ ငါ၏အသယု၊ သုဝဏ္ဏံ၊ ငါ၏ရွှေ၊ ဂါမနိဝမရာဇဋ္ဌာနိယော၊ ငါ၏
ရွာနံ၊ မင်းနေပြည်၊ ရဋ္ဌဉ္စ၊ ငါ၏တိုင်း၊ ဇနပဒေါစ၊ ငါ၏ ဇနပုဒ်၊ ကောသော
စ၊ ငါ၏ကျသည့်လည်းကောင်း၊ ကောဋ္ဌာဂါမုပ္ပ၊ ငါ၏ ကျီလည်းကောင်း၊
ကောဝထံ၊ အလုံးစုံသော၊ မဟာပထဝီဒီ၊ မြေကြီးကိုလည်း၊ တဏှာဝသေန၊
တဏှာ၏အစွမ်းအားဖြင့်၊ မမာယတိ၊ မြတ်နိုးကပ်ငြိတတ်၏၊ ယာဝတော၊ အ
ကြင်ရှုလောကံ၊ အဋ္ဌသတထဏှာ၊ တနေ့ရှစ်ပါးသော တဏှာသည်၊ ဝိပရိ
တံ၊ ရှေ့တွင်ကြင်လည်တတ်၏၊ အယံ၊ ဤသည်ကား၊ တဏှာလေပေါ၊ တဏှာ
လေပမည်၏၊ ဒိဋ္ဌိလေပေါ၊ ဒိဋ္ဌိလေပသည်၊ ကတမော၊ အဘယ်နည်း၊ ဝိသတိ
ဝတ္ထုကာ၊ နှစ်ဆယ်သော ဝတ္ထုရှိသော၊ သတ္တာယဒိဋ္ဌိ၊ ငါ၏ကိုယ်မှာအယု
ရှိသောသတ္တာယဒိဋ္ဌိလည်းကောင်း၊ ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထု
ရှိသော၊ မိစ္ဆာဒိဋ္ဌိ၊ နတ္ထိဒိဋ္ဌိစသော အားဖြင့်မှားသော အယုရှိသောမိစ္ဆာဒိဋ္ဌိ
လည်းကောင်း၊ ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထုရှိသော၊ အန္တဂ္ဂါဟိကာ
ဒိဋ္ဌိ၊ သဿတစသော တပါးသောအရ၏ တည်ရာဟုအယုရှိသော အန္တဂ္ဂါ
ဟိကာဒိဋ္ဌိလည်းကောင်း၊ ဝေရုပါ၊ ဤသို့သဘောရှိသော၊ ယာဒိဋ္ဌိ၊ အကြင်
ဒိဋ္ဌိ လည်းကောင်း၊ ဒိဋ္ဌိဂတံ၊ ခြောက်ဆဲ့ နှစ်ပါးသော ဒိဋ္ဌိအကျွမ်းဝင်
သောဒိဋ္ဌိလည်းကောင်း၊ ဒိဋ္ဌိဂဟနံ၊ ဒိဋ္ဌိဟူသောတော အုပ်လည်းကောင်း၊
ဒိဋ္ဌိကန္တာရော၊ ဒိဋ္ဌိဟူသောခရီးခဲလည်းကောင်း၊ ဒိဋ္ဌိဝိသုကာယိကံ၊ ဒိဋ္ဌိဟူ
သောငြောင့်လည်းကောင်း၊ ဒိဋ္ဌိဝိပ္ပန္နိတံ၊ ဒိဋ္ဌိဟူသော ဖောက်ပြန်ခြင်းလည်း
ကောင်း၊ ဒိဋ္ဌိသံယောဇနံ၊ ဒိဋ္ဌိဟူသောသံယောဇဉ်လည်းကောင်း၊ ဂါဟော၊
အာရုံကိုမြဲစွာယူတတ်သော ဒိဋ္ဌိလည်းကောင်း၊ ပမိုဂါဟော၊ အလွန်မြဲစွာ
ယူတတ်သော ဒိဋ္ဌိလည်းကောင်း၊ အဘိနိဝေသော၊ နိစ္စသုခဟုနည်းသွင်း
ခြင်းလည်းကောင်း၊ ပရာမာသော၊ မှားသော်သုံးသပ်ခြင်းလည်းကောင်း၊
ကုမ္မုစ္စေါ၊ စက်ဆုပ်သွယ်သော အပါယ်ခရီးလည်းကောင်း၊ မိစ္ဆာပထော၊
မှားသော ခရီးလည်းကောင်း၊ မိစ္ဆတ္တံ၊ မှားသော သဘော အယုလည်း
ကောင်း၊ တိတ္ထာယတနံ၊ ဒိဋ္ဌိတို့၏ စုဝေးရာတည်ရာဆိပ်လည်းကောင်း၊
ဝိပရိယေသဂါဟော၊ ချွတ်ယွင်းသော အယုလည်းကောင်း၊ ဝိပရိတဂါ
ပေခာ၊ သဘောမဟုတ်သောအယုလည်းကောင်း၊ ဝိပ္ပလ္လာသဂါဟော၊ အနိစ္စ
ကိုနိစ္စဟုဖောက်ပြန်၍ယူခြင်းလည်းကောင်း၊ မိစ္ဆာဂါဟော၊ မှားသောအယု
လည်းကောင်း၊ အယာဝတောဝကတ္ထိ၊ သဘောမရှိသော ဝတ္ထု၌၊ ယထာဝက
န္တိဂါဟော၊ သဘောရှိ၏ ဟုယူခြင်းလည်းကောင်း၊ ယာဝတော၊ အကြင်ရှု
လောကံ၊ ဤသို့ဒိဋ္ဌိဂတာနိ၊ ခြောက်ဆဲ့ နှစ်ပါးသောအယုတို့သည်၊ သန္တိ၊



ရှိကုန်၏။ အယံ။ ဤအယုသည့်ကား။ မိမိကေပေါ။ မိမိလေပသည့်၏။ သောဥာ
 န္တမ ဘိညာယ မန္တမန္တ နလိမ္ပတိတ်။ သောဥာန္တမ ဘိညာယမန္တ
 မန္တနလိမ္ပတိဟူသည်ကား။ သောထိရဟန်းသည်။ ဥသောစအန္တနစ်
 ဝါးသော အပိုင်း အခြားတို့ကို လည်းကောင်း။ မန္တမန္တ အသယ်ကိုလည်း
 ကောင်း။ မန္တမန္တ ပညာဖြင့်။ အဘိညာယ။ အလွန်သိ၍။ ဇာနိတွာ။ သိ၍။ တု
 ထယိတွာ။ နှိုင်းချိန်၍။ တိရယိတွာ။ ရုပ်စမ်း၍။ ဝိဘာဝယိတွာ။ တွားစေ၍။ ဝိတု
 ဘိကတွာ။ ထင်စွာပြု၍။ နလိမ္ပတိ။ မလိမ်းကျံ။ နစပလိမ္ပတိ။ အပြားအားဖြင့်
 မလိမ်းကျံ။ နဥပလိမ္ပတိ။ ကပ်သောအားဖြင့်မလိမ်းကျံ။ အလိတ္တော။ မလိမ်း
 ကျံသည်ဖြစ်၍။ အသံလိတ္တော။ ကောင်းစွာ မလိမ်းကျံသည်ဖြစ်၍။ အနုပ
 လိတ္တော။ ကပ်ငြိသောအားဖြင့်မလိမ်းကျံသည်ဖြစ်၍။ နိက္ခန္တော။ ထွက်မြောက်
 သည်ဖြစ်၍။ နိပပေဇော။ စွန့်သည်ဖြစ်၍။ ဝိပုဗ္ဗတ္တော။ အထူးသဖြင့်လွတ်
 သည်ဖြစ်၍။ ဝိသံယုတ္တော။ ကောင်းစွာမသွဉ်သည်ဖြစ်၍။ ဝိပရိယာဒိကထေ
 နာပိုင်းခြားခြင်းကင်းသော။ စေတသာ။ စိတ်ဖြင့်။ ဝိဟရတံ။ နေ၏။ ဣတိအယံ
 ဤသည်လျှင်။ သောဥာန္တမဘိညာယမန္တမန္တနလိမ္ပတိတိပဒသာ။ သော
 ဥာန္တမဘိညာယမန္တမန္တနလိမ္ပတိဟူသောပုဒ်၏။ အတ္တော။ အနက်ထည်း
 တံဖြူမိမဟာပုရိသောတိတ္ထောဒေ။ တံဖြူမိမဟာပုရိသောဟူသောဤပုဒ်၌။
 မဟာပုရိသောတိ။ မဟာပုရိသော ဟူသည်ကား။ မဟာပုရိသော အဂ္ဂပုရိ
 သော။ အဦး အစဖြစ်သော ယောကျ်ားဟူ၍။ သေဋ္ဌပုရိသော။ မြီးပွန်းအပ်
 သောယောကျ်ားဟူ၍။ ဝိသေဋ္ဌပုရိသော။ အထူးသဖြင့် မြီးပွန်းအပ်သော
 ယောကျ်ားဟူ၍။ ပါမောက္ခပုရိသော။ အကြီးအကဲဖြစ်သောယောကျ်ားဟူ
 ၍။ ဥတ္တမပုရိသော။ မြတ်သော ယောကျ်ားဟူ၍။ ပဝရပုရိသောတိ။ အလွန်
 မြတ်သောယောကျ်ားဟူ၍။ တံထိရဟန်းကိုဖြူမိ။ ငါတုရားဟောတော်မူ
 ၍။ တံထိရဟန်းကို။ ကထေမိ။ ဆိုတော်မူ၏။ တံထိရဟန်းကို။ ဘဏာမိ။
 ရွတ်တော်မူ၏။ တံထိရဟန်းကို။ ဒိပေမိ။ ပြောတော်မူ၏။ တံထိရဟန်းကို။
 ဝေါဟာရမိ။ ခေါ်ဝေါ်တော်မူ၏။ အာယသ္မာသာရိပုတ္တော။ အရှင်သာရိပုတ္တ
 ရာသည်။ ဘဂဝန္တံ။ မြတ်စွာထုရားကို။ ဘန္တံ။ အရှင်ထုရား။ မဟာပုရိသော
 မဟာပုရိသောတိ။ မြတ်သောယောကျ်ားမြတ်သောယောကျ်ားဟူ၍။ ဝုစ္ဆဟိ
 ဆိုအပ်၏။ ဘန္တံ။ အရှင်ထုရား။ ဝိက္ခာဝတာနုခေါ။ အဘယ်သို့သောဂုဏ်
 ကျေးဇူးအပိုင်းအခြားဖြင့်။ မဟာပုရိသော။ ယောကျ်ားမြတ်သည်။ ဟောတိ
 ဖြစ်သနည်း။ ဣတိတေ။ ဤသို့ပေးစကားကို။ အတေ။ စေသျှောက်၏။ သာရိ
 ပုတ္တံ။ သာရိပုတ္တရာ။ ခေါ်စစ်စစ်သဖြင့်။ ဝိပုဗ္ဗမိတ္တတ္တာ။ အာယဝေါတရား



တို့မှလွတ်သောစိတ်ရှိသည်၏အဖြစ်ကြောင့် မဟာပုဂ္ဂိုလ်သောတိ၊ ယောကျ်ား
 မြတ်ဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အဝိဇ္ဇာပိတ္တ
 ဣဒါ၊ အာသဝေါ ဓာရားတို့မှ မလွတ်သေးသော စိတ်ရှိ သည်၏အဖြစ်
 ကြောင့်၊ မဟာပုဂ္ဂိုလ်သောတိ၊ ယောကျ်ားမြတ်ဟူ၍၊ နောဝဒါမိ၊ ငါဟော
 တော်မူ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ကထဗ္ဗ၊ အဘယ်သို့လျှင်၊ ဝိရတ္တ
 ပိတ္တော၊ အာသဝေါ ဓာရားတို့မှ လွတ်သော စိတ်ရှိသည်၊ ဟောတိ၊ ဖြစ်
 သနည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဓ၊ ဤသာသနာ ကော်၌၊ ဘိက္ခု၊
 ရဟန်းသည်၊ အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်
 ဖြစ်၍၊ သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊ သတိမာ၊
 သတိရှိသည်ဖြစ်၍၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်သော၊ ကာယေ၊ ရူပကာ
 ယ၌၊ ကာယာနုပသယိ၊ ကိုယ်ကိုအဖန်တလဲလဲ ရှုလျက်၊ ဝိဟရတိ၊ နေ၏၊
 လောကောလောက၌၊ အဘိဇ္ဈာဒေါမနဿံ၊ အလွန်လိုချင်ခြင်း နှလုံးမသာ
 ယာခြင်းကို၊ ဝိနေယျ၊ ဖြောက်ရာ၏၊ ကာယာနုပသယိနော၊ ကိုယ်ကိုအဖန်တ
 လဲလဲရှုသည်ဖြစ်၍၊ ဝိဟရတော၊ နေသော၊ တဿ၊ ထိုရဟန်း၏၊ စိတ္တံ၊ စိတ်
 သည်၊ ဝိရတ္တတိ၊ တပ်ခြင်းကင်း၏၊ အနုပါဒါယ၊ တဗျာဒိဋ္ဌိတို့သည်မစွဲလမ်း
 အပ်သည်ဖြစ်၍၊ အာသဝေဟိ၊ အာသဝေါဓာရားတို့မှ၊ ဝိရတ္တတိ၊ လွတ်၏၊ သာရိ
 ပုတ္တော၊ သာရိပုတ္တရာ၊ ဝေဝေ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိရတ္တပိတ္တော၊
 လွတ်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဝေါ၊
 စင်စစ်၊ ဝိရတ္တပိတ္တဣဒါ၊ အာသဝေါဓာရားတို့မှ လွတ်သောစိတ်ရှိသည်၏
 အဖြစ်ကြောင့်၊ မဟာပုဂ္ဂိုလ်သောတိ၊ ယောကျ်ားမြတ်ဟူ၍၊ အဟံ၊ ငါတုရား
 သည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အဝိဇ္ဇာပိတ္တဣဒါ၊ မလွတ်သေးသောစိတ်ရှိ
 သည်၏အဖြစ်ကြောင့်၊ မဟာပုဂ္ဂိုလ်သောတိ၊ ယောကျ်ားမြတ်ဟူ၍၊ နောဝဒါမိ၊

ဟောဟော်မမူ၊ ဣတိ အယံ၊ ဤသည်လျှင်၊ တံဖြူမိမဟာပုရိသောတိပဒသာ၊
 တံဖြူမိမဟာပုရိသောဟူသောပုရိသံ၊ အတ္ထော၊ အနက်တည်း။ သောဣဝ
 သိဗ္ဗနမဇ္ဈဂါတိဗ္ဗေပဒေ၊ သောဣဝသိဗ္ဗနမဇ္ဈဂါဟူသောဤပုရိသံ၊ တဏှာ၊
 တဏှာကို၊ သိဗ္ဗနိ၊ သိဗ္ဗနဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ယောရာဂေါ၊ အကြင်တစ်
 ခြင်းတဏှာလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာ တစ်ခြင်းတဏှာလည်း
 ကောင်း၊ (လ)၊ အဘိဇ္ဈာ၊ အလွန်သိုချင်တတ်သောတဏှာလည်းကောင်း၊
 လောဘော၊ တစ်တစ်သောတဏှာလည်းကောင်း၊ အက္ခသလမူလံ၊ အက္ခ
 သိုလ်၏မူလဖြစ်သောတဏှာ လည်းကောင်း၊ ယဿ၊ အကြင်သူအား၊
 သောသိဗ္ဗနိတဏှာ၊ ထိုရတိပရိသန္ဓေကိုစပ်တတ်သောတဏှာကို၊ ပဟိနာ၊
 ပဟိအပ်ပြီ၊ သမုတ္တိန္နာ၊ ကောင်းစွာဖြတ်အပ်ပြီ၊ ဝုပသန္တာ၊ ငြင်းစေအပ်ပြီ၊
 ပရိပသံဒ္ဓါ၊ တဖန်ငြင်းစေအပ်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါမ
 ထိုက်ပြီ၊ ဉာဏဂိနာ၊ ဉာဏ်တည်းဟူသောမီးဖြင့်၊ ဒဏှာ၊ ဖုတ်ကြည်းအပ်ပြီ၊
 သော၊ ထိုရဟန်းသည်၊ သိဗ္ဗနိတဏှာ၊ တဝတဏှာကို၊ အတ္တဂါ၊ လွန်သည်၊
 ဥပစ္စဂါ၊ အထူးသဖြင့်လွန်သည်၊ အတိက္ကန္တော လွန်သည်၊ သမတိက္ကန္တော၊
 ကောင်းစွာလွန်သည်၊ ဝိတိဝတ္ထော၊ အထူးသဖြင့်လွန်သည်၊ ဟောတံ၊ ဖြစ်၏
 ဣတိအယံ၊ ဤသည်လျှင်၊ သောဣဝသိဗ္ဗနိမဇ္ဈဂါတိပဒသာ၊ သောဣဝသိဗ္ဗနိ
 မဇ္ဈဂါဟူသောပုရိသံ၊ အတ္ထော၊ အနက်တည်း။ ဟောန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာ ဘုရားသည်၊ သောဥဘန္တ မဟိညာယ၊ မဇ္ဈေမန္တာန လိမ္မတံ၊
 တံဖြူမိမဟာပုရိသောတိ၊ သောဣဝ သိဗ္ဗနမဇ္ဈဂါတိတံ၊ သောဥဘန္တမ
 ဟိညာယ၊ (ပ) သောဣဝသိဗ္ဗနိမဇ္ဈဂါဟူ၍၊ အာဟာ၊ ဟောတော်မူပြီ၊
 သဟဂါထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်တကွ၊ တေနုဗြာဟ္မဏေန၊
 ထိုတိဿမေတ္ထေယျုပ္ပတ္တေားနှင့်၊ သဒ္ဓိံ၊ တကွ၊ ယေ၊ အကြင်သူတို့သည်၊ ဧက
 ဆန္ဒာ၊ တူသောဆန္ဒရှိကုန်၏၊ ဧကပယောဂါ၊ တူသောအကြောင်းကံရှိကုန်
 ၏၊ ဧကဝိပ္ပာယာ၊ တူသောအလိုရှိကုန်၏၊ ဧကဝါသန ဝါထိတာ၊ တူသောဝါ
 သနာရှိကုန်၏၊ တေသံအနေကပါဏသဟဿာနံ၊ ထိုအထောင်မကများစွာ
 ကုန်သောသတ္တဝါတို့အား၊ ယံကံပိ၊ အလုံးစုံသော၊ သမုဒယဓမ္မံ၊ ဖြစ်ခြင်း
 သဘောသည်၊ အတ္ထိ၊ ရှိ၏၊ တံသမ္ပံ၊ ထိုအလုံးစုံသောဖြစ်ခြင်းသဘောသည်၊
 နိရောဓဓမ္မံ၊ ဖျုပ်ခြင်းသဘောရှိ၏၊ ဣတိ၊ ဤသို့၊ ဝိပုဇံ၊ ရာဂကင်းသော၊ ဝိတ
 မလံ၊ အညစ်အကြေးကင်းသော၊ ဓမ္မစက္ခု၊ သောတာပတ္တိမဂ်ဉာဏ်သည်၊
 ဥဒါပါဒါ၊ လင်ရှားဖြစ်၏၊ တဿ ဖြာဟ္မဏဿ၊ ထိုတိဿမေတ္ထေယျုပ္ပတ္တေား၏၊
 ဝိတ္တံ၊ စိတ်သည်၊ အနုပါဒါယ၊ တဏှာဒိဋ္ဌိတို့သည်မစွဲလမ်းအပ်သည်ဖြစ်၍၊

အာသဝေတိ၊ အာသဝေါတရားတို့မှ၊ ဝိရုတ္တိ၊ လွတ်ပြီ၊ သဟအရဟတ္တပတ္တာ၊
 အရဟတ္တဒိုလ်သို့ရောက်သည်နှင့်တပြိုင်နက်၊ အဇိနဇေဝ၊ သစ်နက်ရေဆန်
 ကျစ်တို့သည်လည်းကောင်း၊ ဝါကဗိရဒဏ္ဍကမဏ္ဍလုပ္ပ၊ သျှင်တေသင်္ကန်း
 သစ်သားသုံးခွက်ရားတို့သည်လည်းကောင်း၊ ကောသာစ၊ ဆံတို့သည်လည်း
 ကောင်း၊ မေသဂုံစ၊ ခုတ်ဆိတ်တို့သည်လည်းကောင်း၊ အန္တရဟိတ၊ ကွတ်
 ကုန်၏၊ ဘဏ္ဍုကာသဟ ဝတ္ထဝသနော၊ ဦးပြည်းသည်ဖြစ်၍ ဖြော့တော့
 သောပန်ရေဖြင့်ဆိုအပ်သော အဝတ်ကိုဝတ်သည်ဖြစ်၍၊ သင်္ဘောပိပတ္တိပိဝ
 ရဓရော၊ ဒုက္ခသုခသိတ်သင်္ကန်းကိုဆောင်သည်ဖြစ်၍၊ အန္တပိပတ္တိယာ၊
 အစဉ်တောင့်တ အပ်သော နိဗ္ဗာန်ဟူသော အကျိုးကို ပေးတတ်သောအ
 ကျင့်ရှိသဖြင့်၊ ပဉ္စလိကော၊ ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ ဘဂဝန္တံ၊
 မြတ်စွာထုရားကို၊ ဘန္တေ၊ အရှင်ထုရား၊ ဘဂဝါ၊ အရှင်ထုရားသည်၊ မေ၊
 အကျွန်ုပ်၏၊ သတ္တာ၊ ဆရာပါတည်း၊ အဟံ၊ အကျွန်ုပ်သည်၊ သာဝကော၊
 တပည့်သည်၊ အတ္ထိ၊ ဖြစ်ပါ၏၊ ဣတိ၊ ဤသို့၊ နမဿမာနော၊ ရှိခိုးထွက်၊ နိ
 သိန္ဒော၊ ထိုင်နေသည်၊ ဟောတိ၊ ဖြစ်၏၊ တိဿမေတ္တေယျ ပညာနိဒ္ဒေ
 သော၊ တိဿမေတ္တေယျ၏ပညာနိဒ္ဒေသသည်၊ သမေတ္တာ၊ ပြီးပြီ။ ။

ပုဏ္ဏကပညာသုတ္တန်နိဒ္ဒေသ၊

အနေဇံ-မေတ္တာကောင်းတော်မူပြီးသော၊ မူထဒဿာဝိ'၊ အကုသိုလ်အစရှိ
 သောမူလတို့ကိုဖြင်တော်မူပြီးသောအရှင်ထုရားသို့၊ အတ္ထိပဉ္စေန၊ ပြဿနာ
 ကိုအသိရှိသဖြင့်၊ အာဂမ၊ ကင်လာသည်၊ အတ္ထိ၊ ဖြစ်ပါ၏၊ ဣဿယေဝ၊ ရသေ့
 တို့သည်လည်းကောင်း၊ မနုဇော၊ လူတို့သည်လည်းကောင်း၊ ခတ္တိယာ၊ မင်း
 တို့သည်လည်းကောင်း၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ကိ'
 နိသိတာ၊ အဘယ်ကိုငြိကုန်၍၊ ဣဓထောကော၊ ဤလောက၌၊ ဒေဝတာနံ၊
 နတ်တို့အား၊ ဟညံ၊ ဒေယျဓမ္မကို၊ ပုထု၊ များစွာ၊ အကပ္ပယိ' သု၊ ပြုကျင့်ကုန်
 သနည်း၊ ဘဂဝါ၊ မြတ်စွာထုရားတံ၊ ထိုအကြောင်းကို၊ ပုဏ္ဏာမိ၊ မေးပါ၏၊
 တံ၊ အရှင်ထုရားသည်၊ မေ၊ အကျွန်ုပ်အား၊ တေ၊ ထိုအကြောင်းကို၊ ဗြူဟိ၊
 ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယာသ္မာ၊ ရှည်သော အသက်ရှိသော၊
 ပုဏ္ဏကော၊ ပုဏ္ဏကအမည်ရှိသောပုဏ္ဏားသည်၊ ပုတ္တိ၊ မေး၏၊ အနေဇံမူထ
 ဒဿာဝိန္တိ ဧတ္ထပဒေ၊ အနေဇံမူထဒဿာဝိ'ဟူသောဤပုန်၌၊ တဗျာ၊ တဗျာ
 ကို၊ ဇော၊ ဇောဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တပ်ခြင်းတဗျာ
 ထည့်ကောင်း၊ သာရာဂေါ၊ ပြင်စွာတပ်ခြင်း တဗျာထည့်ကောင်း၊ (ပ)၊ အ

တိက္ခာ၊ အလွန်လိုချင်ခြင်းတို့အားလည်းကောင်း၊ လောဘော၊ တစ်ခြင်းတစ်ခု
လည်းကောင်း၊ အကုသယမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်သောတက္ခာ
လည်းကောင်း၊ သာဓကတက္ခာ၊ ထိုတုန်ထွက်တတ်သောတက္ခာကို၊ ဘဂဝ
တော၊ ယုန်းတော်ကြီးသော၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ ပတ်အပ်
ပြီး၊ ဥစ္ဆိန္ဒမူလံ၊ အရင်းကိုဖြတ်အပ်ပြီး၊ ထာယာဝတ္ထုကတာ၊ ထန်းပင်ပုတ်
ကိုကဲ့သို့ပြုအပ်ပြီး၊ အနဘာဝံကတာ၊ တဖန်မဖြစ်ခြင်းကိုပြုအပ်ပြီး၊ အာယတိ
နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘောရှိ၏၊ တသ္မာ၊ ထိုကြောင့်၊
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနေဇော၊ အနေဇမည်တော်မူ၏၊ ဇောယ၊
တက္ခာကို၊ ပဟိနတ္ထာယ၊ ပယ်ပြီးသည်၏ အဖြစ်ကြောင့်၊ အနေဇော၊ အနေ
ဇမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ထာဘေဝိ၊ ပစ္စည်းကိုရခြင်း
၌လည်း၊ န နှုတ္တိ၊ မတုန်ထွက်၊ အထာဘေဝိ၊ ပစ္စည်းကိုမရခြင်း၌လည်း၊ နှုတ္တိ
တိ၊ မတုန်ထွက်၊ ယသေဝိ၊ အခြေအရံရှိသည်၌လည်း၊ နှုတ္တိ၊ မတုန်ထွက်၊ အ
ယသေဝိ၊ အခြေအရံမရှိသည်၌လည်း၊ နှုတ္တိ၊ မတုန်ထွက်၊ ပသံသာယာပိ၊ ပြီး
မွမ်းခြင်း၌လည်း၊ နှုတ္တိ၊ မတုန်ထွက်၊ နိန္ဒာယာပိ၊ ကဲ့ရဲ့ခြင်း၌လည်း၊ နှုတ္တိ၊
မတုန်ထွက်၊ သုခေပိ၊ ကာယိကသုခ၌လည်း၊ နှုတ္တိ၊ မတုန်ထွက်၊ ဒုက္ခေပိ၊
ကာယိကဒုက္ခ၌လည်း၊ နှုတ္တိ၊ မတုန်ထွက်၊ နစထတိ၊ ပြင်းစွာမတုန်ထွက်၊
နပေခတိ၊ တုန်ထွက်ခြင်းမရှိ၊ နပဝေခတိ၊ တပြောင်းပြန်ပြန်တုန်ထွက်ခြင်းမရှိ
ဣတိအမံ၊ ဤသည်လျှင်၊ အနေဇံတိပဒဿ၊ အနေဇံဟူသောပုဒ်၏၊ အတ္ထော၊
အနက်တည်း၊ မူလဒဿာပိတိ၊ မူလဒဿာပိဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ မူလဒဿာပိ၊ တည်ရာအကြောင်းကို မြင်တော်မူပြီး၊ ဟေတု
ဒဿာပိ၊ အကျိုးပြီးခြင်း၏ အကြောင်းကိုမြင်တော်မူပြီး၊ နိဒါနဒဿာပိ၊ အ
ကျိုးကိုပြုတတ်သောအကြောင်းကိုမြင်တော်မူပြီး၊ သမ္ဘဝဒဿာပိ၊ အကျိုး
ကိုဖြစ်စေတတ်သော အကြောင်းကိုမြင်တော်မူပြီး၊ ပဘဝဒဿာပိ၊ အကျိုး
လျှင်အမွန်ရှိသောအကြောင်းကို မြင်တော်မူပြီး၊ သမုဋ္ဌာနဒဿာပိ၊ အကျိုး
ဖြစ်ရာအကြောင်းကိုမြင်တော်မူပြီး၊ အာဟာရဒဿာပိ၊ အကျိုးကိုဆောင်
တတ်သောအကြောင်းကိုမြင်တော်မူပြီး၊ အာရမ္မဏဒဿာပိ၊ အကျိုးကိုအာ
ရုံပြုသောအကြောင်းကို မြင်တော်မူပြီး၊ ပစ္စယဒဿာပိ၊ အကျိုးကိုစွဲ၍ဖြစ်
သောအကြောင်းကို မြင်တော်မူပြီး၊ သရဒယဒဿာပိ၊ အကျိုးကိုဖြစ်စေ
တတ်သောအကြောင်းကို မြင်တော်မူပြီး၊ ထောဘော၊ ထောတသည်၊ အကု
သယမူလံ၊ အကုသိုလ်၏ တည်ရာအကြောင်းတည်း၊ ဒေါသော၊ ဒေါသ
သည်၊ အကုသယမူလံ၊ အကုသိုလ်၏ တည်ရာ အကြောင်းတည်း၊ မော



ဟော၊မောဟသည်၊ အကုသလမူလံ၊ အကုသိုလ်၏ထည်ရာ အကြောင်း
 တည်း၊ ဣတိ၊ဤသို့၊အကုသလမူလံ၊အကုသိုလ်၏တည်ရာ အကြောင်း
 တို့သည်၊ တိဏိ၊ သုံးပါးတို့တည်း။ တိသစ္စံ၊မှန်၏၊ ဧကံဝစနံ၊ဤစကားကို၊
 ဘဂဝတံ၊ မြတ်စွာ ဆုများသည်၊ တိဏိမာနိ ဘိက္ခဝေ နိဒါနာနိ၊(လ)၊
 ဣမာနိတိဏိ အကုသလမူလံ၊တိ၊ တိဏိမာနိ ဘိက္ခဝေ၊ နိဒါနာနိ၊(လ)၊
 ဣမာနိတိဏိ ကုသလမူလံ၊ဟူ၍၊ ပုဏ္ဏ၊ဟောတော်မူအပ်ပြီ၊ဘိက္ခဝေ၊
 ရဟန်းတို့၊ သောဘော၊ ထောဘာသည်၊ ကမ္မာနိ၊ ကုသိုလ် အကုသိုလ်
 ကံတို့ကို၊ သရဒယာယ၊ ဖြစ်စေခြင်း၏၊ နိဒါနံ၊ အကြောင်းဖြစ်၏၊ ဧဝါ
 သော၊ဒေါသသည်၊ ကမ္မာနံ၊ကုသိုလ် အကုသိုလ်ကံတို့ကို၊ သရဒယာယ၊
 ဖြစ်စေခြင်း၏၊နိဒါနံ၊ အကြောင်းဖြစ်၏၊ မောဟော၊မောဟသည်၊ ကမ္မာနံ၊
 ကုသိုလ် အကုသိုလ် ကံတို့ကို၊ သရဒယာယ၊ ဖြစ်စေခြင်း၏၊ နိဒါနံ၊အ
 ကြောင်းဖြစ်၏၊ ဣတိ၊ဤသို့၊ ကမ္မာနိ၊ကုသိုလ် အကုသိုလ်ကံတို့ကို၊ သရ
 ဒယာယ၊ ဖြစ်စေခြင်း၏၊ နိဒါနံ၊ အကြောင်း ထိုသည်၊ ဣမာနိတိဏိ၊ဤ
 သုံးပါး တို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထောဘာဇေန၊ ထောဘာသည်
 ဖြစ်စေအပ်သော၊ကမ္မေန၊ကံကြောင့်၊ ဒေါသဇေန၊ဒေါသသည်ဖြစ်စေအပ်
 သော၊ ကမ္မေန၊ကံကြောင့်၊ မောဟဇေန၊မောဟသည် ဖြစ်စေအပ်သော၊
 ကမ္မေန၊ကံကြောင့်၊ ဒေါ၊နတ်တို့သည် ထည်းကောင်းမနုဿာ၊ ထူတို့
 သည်ထည်းကောင်း၊ အညာပိ၊တပါးထည်းဖြစ်ကုန်သော၊ ယာဝါပနကာပိ
 သုဂတိဇယော၊ အမှတ်မရှိသော သုဂတိ ဘဝတို့သည် ထည်းကောင်း၊န
 ပညာယန္တိ၊မထင်ကုန်၊ဘိက္ခဝေ၊ရဟန်းတို့၊ အထဝေါ၊စင်စစ်သော်ကား၊
 ထောဘာဇေန၊ဘောသည်ဖြစ်စေအပ်သော၊ ကမ္မေန၊ ကံကြောင့်၊ဒေါသဇ
 န၊ဒေါသသည်ဖြစ်စေအပ်သော၊ကမ္မေန၊ကံကြောင့်၊ မောဟဇေန၊မောဟ
 သည်ဖြစ်စေအပ်သော၊ကမ္မေန၊ကံကြောင့်၊ နိရယော၊ငဲ့သည်၊ ပညာယ
 တိ၊ထင်၏၊ တိရန္တု၊ဒနယောနိ၊တိရန္တု၊ဒန၏အမျိုးသည်၊ ပညာယတိ၊ထင်
 ၍၊ပေတ္တိပိသယော၊ပိတ္တာ၏အရာသည်၊ ပညာယတိ၊ထင်၏၊ နိရယော၊ငဲ့
 ခွံထည်းကောင်း၊ တိရန္တု၊ဒနယောနိ၊တိရန္တု၊ဒန၏အမျိုးခွံ ထည်းကောင်း၊
 ပေတ္တိပိသယော၊ ပိတ္တာ၏အရာခွံထည်းကောင်း၊ အတ္တဘာဝါဘိနိဗ္ဗတ္တိယာ၊
 အတ္တဘောကိုဖြပေခြင်း၎င်း၊ အညာပိ၊တပါးထည်းဖြစ်ကုန်သော၊ယာဝါပန
 ကာပိဒုဂတိဇယော၊ အမှတ်မရှိသောဒုဂတိဘဝတို့သည်၊ ပညာယန္တိ၊ထင်
 ကုန်၏၊ဣမာနိတိဏိ၊ဤသုံးပါးတို့သည်၊ အကုသလမူလံ၊အကုသိုလ်
 တို့၏တည်ရာအကြောင်းထည်းဟူ၍၊ ဘဂဝါ၊မြတ်စွာဆုများသည်၊ဇာနာ

တိ၊သဗ္ဗညုတညာဏ်ဖြင့်ထိကော်မူ၏၊ပဿတိ၊သမန္တစက္ခုဖြင့်မြင်တော်
မူ၏၊ဇေဝိ၊ဤသို့သည်၊ ဘဂဝါ၊မြတ်စွာဘုရားသည်၊ မူလဒ္ဓယာဝိ၊တည်
ရာအကြောင်းကို မြင်တော်မူပြီ၊(ဇ)၊သမုဒယဒယာဝိ၊ အကျိုးဖြစ်ခြင်း၏
အကြောင်းကို မြင်တော်မူပြီ၊ အထောဘော၊ အထောဘာသည်၊ ကုသလ
မူလံ၊ကုသိုလ်၏မူလတည်း၊ အဒေါသော၊ အဒေါသသည်၊ ကုသလမူလံ၊
ကုသိုလ်၏မူလတည်း၊ အမောဟော၊ အမောဟာသည်၊ ကုသလမူလံ၊ကု
သိုလ်၏မူလတည်း၊ ဣတိ၊ဤသို့၊ ကုသလမူလံ၊ကုသိုလ်၏မူလတည်း၊
တိဏိ၊သုံးပါးတို့သည်၊ ဟိသစ္စံ၊မှန်၏၊ဇေဝိ၊ဤစကားကို၊ ဘဂဝတော၊
မြတ်စွာဘုရားသည်၊ တိဏိ၊သုံးပါး(လ)၊ဣမာနိ တိဏိကုသလ မူလံ၊
တိဏိ၊သုံးပါး(လ)၊ဣမာတိဏိကုသလမူလံ၊ဟူ၍၊ ဝတ္ထံ၊ဟောတော်မူအပ်
ပြီ၊ဣမာနိတိဏိ၊ဤသုံးပါးတို့သည်၊ ဘိက္ခဝေ၊ရဟန်းတို့၊ အထောဘာဇေန၊
အထောဘာသည်ဖြစ်စေအပ်သော၊ ကမ္မေန၊ကံကြောင့်၊ အဒေါသ
ဇေန၊အဒေါသသည် ဖြစ်စေအပ်သော၊ ကမ္မေန၊ကံကြောင့်၊ အမောဟာဇေ
န၊အမောဟာသည် ဖြစ်စေအပ်သော၊ ကမ္မေန၊ကံကြောင့်၊ နိရယော၊ ငရဲ
သည်၊ နုပညာယတိ၊ မထင်၊တိရစ္ဆာန်နယောနိ၊တိရစ္ဆာန်အမျိုးသည်၊ န
ပညာယတိ၊မထင်၊ ပေတ္တိဝိသယော၊ ပိတ္တာတို့၏ အရာသည်၊ နုပညာယ
တိ၊မထင်၊ အညာဝိ၊ တပါးသည်၊ ဖြစ်ကုန်သော၊ ယာဝါပနကာဝိဒုဂ္ဂတိ
ယော၊ အမှတ်မရှိသော မကောင်းသော ဂတိတို့သည်၊ နုပညာယန္တိ၊မ
ထင်ကုန်၊ဘိက္ခဝေ၊ရဟန်းတို့၊အထော၊စင်စစ်သော်ကား၊ အထောဘာဇေ
န၊အထောဘာသည် ဖြစ်စေအပ်သော၊ ကမ္မေန၊ကံကြောင့်၊အဒေါသဇေန၊
အဒေါသသည် ဖြစ်စေအပ်သော၊ ကမ္မေန၊ ကံကြောင့်၊ အမောဟာဇေန၊
အမောဟာသည် ဖြစ်စေအပ်သော၊ ကမ္မေန၊ကံကြောင့်၊ဒေဝါ၊နတ်တို့သည်၊
ပညာယန္တိ၊ ထင်ကုန်၏၊ မနုဿာ၊လူတို့သည်၊ ပညာယန္တိ၊ ထင်ကုန်၏၊
ဒေဝေ၊နတ်ပြည်၌ ယည်းကောင်း၊ မနုဿေ၊လူပြည်၌ ယည်းကောင်း၊
အတ္တဘာဝါ ဘိနိဗ္ဗတ္တိယော၊ အတ္တဘာဝကို ဖြစ်စေခြင်းငှါ၊ အညာဝိ၊တ
ပါးသည်၊ဖြစ်ကုန်သော၊ယာဝါပနကာဝိ သုဂတိယော၊ အမှတ်မရှိကောင်း
သောထားခြင်း တို့သည်၊ ပညာယန္တိ၊ထင်ကုန်၏၊ ဣမာနိတိဏိ၊ ဤသုံး
ပါးတို့သည်၊ ကုသလမူလံ၊ကုသိုလ်၏ မူလတည်းဟူ၍၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ဇာနာတိ၊ ဘိတော်မူ၏၊ ပဿတိ၊ မြင်တော်မူ၏၊
ဇေဝိ၊ဤသို့သည်၊ ဘဂဝါ၊မြတ်စွာဘုရားသည်၊ မူလဒ္ဓယာဝိ၊ ကုသိုလ်
အကုသိုလ်တို့၏ တည်ရာ အကြောင်းကို မြင်တော်မူပြီ၊(ပ)၊သမုဒယဒ

သာဝိ၊ ဖြစ်ခြင်း၏အကြောင်းကို မြင်တော်မူပြီ၊ ဟိသန္တံ၊ မှန်၏၊ ဧတံဝစနံ၊ ဤစကားကို၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ယေကေဓိ ဘိက္ခဝေ ဓမ္မာ၊ (ဇ)၊ သမုဒ္ဓါတံ ဝန္တိန္တိ၊ ယေကေဓိဘိက္ခဝေ ဓမ္မာ (လ)၊ သမုဒ္ဓါတံ ဝန္တိန္တိ ဟူ၍၊ ဝတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အကုသလာ၊ အကုသိုလ် ဖြစ်ကုန်သော၊ အကုသလာဘာဂီယာ၊ အကုသိုလ်ဟူသော အဘို့ရှိကုန်သော၊ အကုသလပက္ခိကာ၊ အကုသိုလ်ဟူသော အပေါ်ရှိကုန်သော၊ ယေကေဓိ ဓမ္မာ၊ အလုံးစုံသော တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသဗ္ဗေ၊ ထိုအလုံးစုံကုန်သော အကုသိုလ်တရားတို့သည်၊ အဝိဇ္ဇာမူလကာ၊ အဝိဇ္ဇာလျှင်မူလရှိကုန်၏၊ အဝိဇ္ဇာသမောသရဏာ၊ အဝိဇ္ဇာလျှင် စုဝေးရာ ရှိကုန်၏၊ အဝိဇ္ဇာသမုဒ္ဓါတာ၊ အဝိဇ္ဇာကိုပယ်သဖြင့်၊ တေသဗ္ဗေ၊ ထိုအလုံးစုံကုန်သော အကုသိုလ်တရားတို့သည်၊ သမုဒ္ဓါတံ၊ ပယ်ခြင်းသို့၊ ဝန္တိန္တိ၊ ရောက်ကုန်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇာနာတိ၊ သိတော်မူ၏၊ ပဿတိ၊ မြင်တော်မူ၏၊ ဧဝံ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မူလဒဿာဝိ၊ တည်ရာ အကြောင်းကို မြင်တော်မူ၏၊ (ဗ)၊ သမုဒယဒဿာဝိ၊ အကျိုးဖြစ်ခြင်း၏အကြောင်းကို မြင်တော်မူ၏၊ ဟိသန္တံ၊ မှန်၏၊ ဧတံဝစနံ၊ ဤစကားကို၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ယေကေဓိ ဘိက္ခဝေ ဓမ္မာ၊ (ဗ)၊ အဂ္ဂမက္ခာ ယတိတိ၊ ယေကေဓိဘိက္ခဝေ ဓမ္မာ၊ (ပ)၊ အဂ္ဂမက္ခာယတိဟူ၍၊ ဝတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော၊ ကုသလာဘာဂီယာ၊ ကုသိုလ်လျှင် အဘို့ရှိကုန်သော၊ ကုသလပက္ခိကာ၊ ကုသိုလ်လျှင် အပေါ်ရှိကုန်သော၊ ယေကေဓိ ဓမ္မာ၊ အလုံးစုံကုန်သော တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသဗ္ဗေ၊ ထိုအလုံးစုံကုန်သော တရားတို့သည်၊ အပ္ပမာဒမူလကာ၊ အပ္ပမာဒတရားလျှင် မူလရှိကုန်၏၊ အပ္ပမာဒသမောသရဏာ၊ အပ္ပမာဒတရားလျှင် စုဝေးရာ ရှိကုန်၏၊ အပ္ပမာဒေါ၊ အပ္ပမာဒတရားကို၊ တေသံ ဓမ္မာနံ၊ ထိုအလုံးစုံကုန်သော တရားတို့ထက်၊ အဂ္ဂံ အဂ္ဂေါ၊ မြတ်၏ဟူ၍၊ အက္ခာယတံ၊ ဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မူလဒဿာဝိ၊ တည်ရာ အကြောင်းကို မြင်တော်မူပြီ၊ (ခ)၊ သမုဒယဒဿာဝိ၊ ဖြစ်ခြင်း၏အကြောင်းကို မြင်တော်မူပြီ၊ အထဝါ၊ တနည်းကား၊ ထဝါ၊ မြတ်စွာဘုရားသည်၊ ဇာနာတိ၊ သိတော်မူ၏၊ ပဿတိ၊ မြင်တော်မူ၏၊ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်၊ သင်္ခါရာနံ၊ သင်္ခါရတို့၏၊ မူလံ၊ မူလတည်း၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဝိညာဏာသ၊ ဝိညာဉ်၏၊ မူလံ၊ မူလတည်း။ ဝိညာဏံ၊ ဝိညာဉ်သည်၊ နာမရူပဿ၊ နာမ်ရုပ်၏၊ မူလံ၊ မူလ

တည်း၊ နာမရှုပ်၊ နာမ်ရှုပ်သည်၊ သဏ္ဍာယတနဿ၊ သဏ္ဍာယတန၏၊ မူလံ၊
 မူလတည်း၊ သဏ္ဍာယတနံ၊ သဏ္ဍာယတနသည်၊ ဖဿဿ၊ ဖဿ၏၊ မူလံ၊ မူလ
 တည်း၊ ဖဿဿ၊ ဖဿသည်၊ ဝေဒနာယ၊ ဝေဒနာ၏၊ မူလံ၊ မူလတည်း၊ ဝေဒ
 နာ၊ ဝေဒနာသည်၊ တဏှာယ၊ တဏှာ၏၊ မူလံ၊ မူလတည်း၊ တဏှာ၊ တဏှာ
 သည်၊ ဥပါဒါနဿ၊ ဥပါဒါန၏၊ မူလံ၊ မူလတည်း၊ ဥပါဒါနံ၊ ဥပါဒါနသည်၊ ဘဝ
 သာ၊ ဘဝ၏၊ မူလံ၊ မူလတည်း၊ ဘဝေါ၊ ဘဝသည်၊ ဇာတိယာ၊ ဇာတိ၏၊ မူလံ၊
 မူလတည်း၊ ဇာတိ၊ ဇာတိသည်၊ ဇရာမရဏဿ၊ ဇရာမရဏ၏၊ မူလံ၊ မူလ
 တည်း၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇာနာတိ၊ သိတော်မူ၏၊
 ပဿတိ၊ မြင်တော်မူ၏၊ ဧဝံ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 မူလဒဿာပီ၊ တည်ရာအကြောင်းကို မြင်တော်မူ၏၊ (၁)၊ သရဒယဒဿာ
 ပီ၊ အကျိုးဖြစ်ခြင်း၏အကြောင်းကို မြင်တော်မူ၏၊ အထဝါ၊ တနည်းကား၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇာနာတိ၊ သိတော်မူ၏၊ ပဿတိ၊ မြင်တော်မူ
 ၏၊ စက္ခု၊ စက္ခုသည်၊ စက္ခုရောဂါနံ၊ မျက်စိအနာတို့၏၊ မူလံ၊ တည်ရာအ
 ကြောင်းတည်း၊ သောတံ၊ သောတသည်၊ သောတရောဂါနံ၊ နားအနာတို့
 ၏၊ မူလံ၊ တည်ရာတည်း၊ စာနံ၊ စာနသည်၊ စာနရောဂါနံ၊ နှာခေါင်းအ
 နာတို့၏၊ မူလံ၊ တည်ရာတည်း၊ ဇိဝှါ၊ ဇိဝှါသည်၊ ဇိဝှါရောဂါနံ၊ ယျာအနာ
 တို့၏၊ မူလံ၊ တည်ရာတည်း၊ ကာယော၊ ကာယသည်၊ ကာယရောဂါနံ၊
 ကိုယ်အနာတို့၏၊ မူလံ၊ တည်ရာတည်း၊ မနော၊ မနသည်၊ စေတသိကာ
 နံ၊ စေတသိကဖြစ်ကုန်သော၊ ဒုက္ခာနံ၊ ဒုက္ခတို့၏၊ မူလံ၊ တည်ရာတည်း၊ ဣတိ၊
 ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇာနာတိ၊ သိတော်မူ၏၊ ပဿတိ၊ မြင်
 တော်မူ၏၊ ဧဝံ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မူလဒဿာပီ၊
 တည်ရာအကြောင်းကို မြင်တော်မူ၏၊ ဟေတုဒဿာပီ၊ အကျိုးပြီးခြင်း၏
 အကြောင်းကို မြင်တော်မူ၏၊ နိဒါနဒဿာပီ၊ အကျိုးကို ပြတတ်သောအ
 ကြောင်းကို မြင်တော်မူ၏၊ သတ္တဝဒဿာပီ၊ အကျိုးကို ဖြစ်စေတတ်သောအ
 ကြောင်းကို မြင်တော်မူ၏၊ ပဘဝဒဿာပီ၊ အကျိုးသျှင်အပွန်ရှိသောအ
 ကြောင်းကို မြင်တော်မူ၏၊ သမုဋ္ဌဒဿာပီ၊ အကျိုး၏ဖြစ်ရာအကြောင်းကို
 မြင်တော်မူ၏၊ အာဟာရဒဿာပီ၊ အကျိုးကို ဆောင်တတ်သောအကြောင်း
 ကို မြင်တော်မူ၏၊ အာရမ္မဏဒဿာပီ၊ အကျိုးကို အာရုံပြုတတ်သော အ
 ကြောင်းကို မြင်တော်မူ၏၊ ပစ္စယဒဿာပီ၊ အကျိုးကို စွဲ၍ ဖြစ်စေတတ်သော
 အကြောင်းကို မြင်တော်မူ၏၊ သရဒယဒဿာပီ၊ အကျိုးကို ဖြစ်စေတတ်သော
 အကြောင်းကို မြင်တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အနုဇ္ဈမူလဒဿာပီ

တိပဒဿ၊ အနေဇံမူလဒဿာဝီဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း။ ။
 ဣစ္စာယသ္မာပုဏ္ဏကောဘိဇ္ဇေပဒေ၊ ဣစ္စာယသ္မာပုဏ္ဏကောဟူသောဒုဗ္ဗိပုန်
 နှို၊ ဣစ္စာတံ၊ ဣစ္စာဟူသည့်ကား၊ ပဒသန္တိ၊ ပုန်၏ စင်ခြင်းတည်း။ (၀၀)၊ အဝယ
 သ္မာပုဏ္ဏကောအတ္ထိပဉ္စေနအာဂမန္တိ၊ အဝယသ္မာပုဏ္ဏကောအတ္ထိပဉ္စေနအာ
 ဂမံဟူသည့်ကား၊ ပဉ္စတ္ထိကာ၊ ပြဿနာကိုအလိုရှိကုန်သော သူတို့သည်၊ အာ
 ဂတာ၊ လာကုန်သည်၊ အမှ၊ ဖြစ်ကုန်၏၊ ပဉ္စပုတ္တိကာ၊ ပြဿနာကို မေးကုန်
 သောသူတို့သည်၊ အာဂတာ၊ လာကုန်သည်၊ အမှ၊ ဖြစ်ကုန်၏၊ ပဉ္စံသောတု
 ကာမာ၊ ပြဿနာကိုအလိုရှိကုန်သောသူတို့သည်၊ အာဂတာ၊ လာကုန်သည်၊
 အမှ၊ ဖြစ်ကုန်၏၊ ဣတိဝေပိ၊ ဤသို့လည်း၊ အတ္ထိပဉ္စေနအာဂမံတိပဒဿ၊ အ
 တ္ထိပဉ္စေနအာဂမံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်း
 ကား၊ ပဉ္စတ္ထိကာနံ၊ ပြဿနာကိုအလိုရှိကုန်သော၊ ပဉ္စပုတ္တိကာနံ၊ ပြဿနာကို
 မေးလိုကုန်သော၊ ပဉ္စံသောတုကာမာနံ၊ ပြဿနာကို နာလိုကုန်သောသူတို့
 ၏၊ အာဂမံ၊ လာခြင်းသည်၊ အဘိက္ကမနံ၊ ရှေးရှုထက်ခြင်းသည်၊ ဥပသံဂမနံ၊
 ချဉ်း ကပ်ခြင်းသည်၊ ပရိဂ္ဂပါသနာ၊ ဆည်းကပ် ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊
 ဣတိဝေပိ၊ ဤသို့လည်း၊ အတ္ထိပဉ္စေနအာဂမံတိပဒဿ၊ အတ္ထိပဉ္စေနအာ
 ဂမံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်းကား၊ ပဉ္စာဂမော၊
 ပြဿနာကိုမေးလာသော သူသည်၊ တုယံ၊ သင်အား၊ အတ္ထိ၊ ရှိ၏၊ တံဝိ၊ သင်
 သည်လည်း၊ ဗဟုဝီသတိ၊ များစွာအကျွမ်းဝင်၏၊ မယာ၊ ငါသည်၊ ပုတ္တိတုံ၊
 မေးခြင်းငှါ၊ ကထေတုံ၊ ဟောခြင်းငှါ၊ ဝိဿဇ္ဇေတုံ၊ ဖြေခြင်းငှါ၊ အထ
 မတ္ထော၊ စွမ်းနှိုင်း၏၊ ဧတံဘာရံ၊ ဤဝန်ကို၊ ဟေသု၊ ရှက်ဆောင်နှိုင်း
 ၏၊ ဣတိဝေပိ၊ ဤသို့လည်း။ အတ္ထိပဉ္စေနအာဂမံတိပဒဿ၊ အတ္ထိပဉ္စေနအာ
 ဂမံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း။ ကိံနိသိတာ၊ ဣဿယောမနုဇာ
 တိ၊ ကိံနိသိတာ၊ ဣဿယော မနုဇာဟူသည့်ကား၊ ကိံ၊ အဘယ်ကို၊
 နိသိတာ၊ မြီကုန်သနည်း၊ ဘဇိတာ၊ ဆည်းကပ်ကုန်သနည်း၊ အလ္လိနာ၊ ကပ်
 ကုန်သနည်း၊ ဥပဂတာ၊ အနီးသို့ရောက်ကုန်သနည်း၊ အတ္ထောယိတာ၊ ဆောင်
 ချီသွင်းကုန်သနည်း၊ အဓိမုတ္တာ၊ ဝင်ကုန်သနည်း၊ ဣသယောတိ၊ ဣသယော
 ဟူသည်ကား၊ ဣသိနာမကာ၊ ဣသိအမည်ရှိကုန်သော၊ ယေကေပိ၊ အလုံးစုံ
 ကုန်သော၊ ဣသိပဗ္ဗဇ္ဇာ၊ ရသေ့၊ ရဟန်း၏ အဖြစ်ဖြင့်၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်
 သောသူတို့ဟည်း၊ အာဇိဝကာ၊ တက္ကတွန်းတို့တည်း။ နိဂဏ္ဍာဇာတိသော၊
 နိဂဏ္ဍိဇာတိသဖြစ်ကုန်သော၊ တာပသော၊ ရသေ့တို့တည်း၊ မနုဇာပိ၊ မနုဇာ
 ဟူ၍၊ မနုဿာ၊ လူတို့ကို၊ ဝုတ္တန္တိ၊ ဆုံးအပ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊

၀၀

ကိ'နိဿိကာဣသယောမနူဇာတိပဒသ၊ ကိ'နိဿိတာ ဣသယောမနူဇာ
 ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ခတ္တိယာဗြာဟ္မဏာ ဒေဝတာနန္တိ
 ဧတ္ထပဒေ၊ ခတ္တိယာဗြာဟ္မဏာဒေဝတာနံဟူသောဤပုဒ်၌၊ ခတ္တိယာတိ၊ ခတ္တိ
 ယာဟူသည်ကား၊ ယေကေစိ၊ အလုံးစုံကုန်သော၊ ခတ္တိယာဇာတိကာ၊ မင်းမျိုး
 တို့တည်း၊ ဗြာဟ္မဏာတိ၊ ဗြာဟ္မဏာဟူသည်ကား၊ ယေကေစိ၊ အလုံးစုံကုန်
 သော၊ ဘောဝါဒိကာ၊ ဘောဟူ၍ ဆိုလေ့ရှိကုန်သောသူတို့တည်း၊ ဒေဝတာ
 နန္တိ၊ ဒေဝတာနံဟူသည်ကား၊ အာဇီဝကသာဝကာနံ၊ အာဇီဝကဟုပည့်တို့
 ၏၊ အာဇီဝကာ၊ အာဇီဝကတို့သည်၊ ဒေဝတာ၊ နတ်တို့တည်း။ နိဂဗ္ဗာသာ
 ဝကာနံ၊ နိဂဗ္ဗာတက္ကတုန်းတို့၏ဟုပည့်တို့၏။ နိဂဗ္ဗာ၊ နိဂဗ္ဗာတက္ကတုန်းတို့
 သည်၊ ဒေဝတာ၊ နတ်တို့တည်း။ ဇနိလသာဝကာနံ၊ ဆံကျစ်ထုံးကုန်သော
 ရေဒေ၊ ကျိဇာပည့်တို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ဇနိယ၊ ဆံကျစ်ထုံးကုန်
 သောရေသေ့တို့တည်း။ ပရိဗ္ဗာဇကသာဝကာနံ၊ ပရိပိုဇရဟန်း၏ဟုပည့်တို့
 ၏။ ဒေဝတာ၊ နတ်တို့ကား၊ ပရိဗ္ဗာဇကာ၊ ပရိပိုဇရဟန်းတို့တည်း။ အဝိရုဒ္ဓက
 သာဝကာနံ၊ သာသနာနှင့်မဆန့်ကျင်ကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့
 ကား၊ အဝိရုဒ္ဓကာ၊ သာသနာနှင့်မဆန့်ကျင်ကုန်သောသူတို့တည်း။ ဟတ္ထိဝတိ
 ကာနံ၊ ဆင်၏အမူအကျင့်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ဟတ္ထိ
 ဆင် တို့တည်း။ အသဝတိကာနံ၊ မြင်း၏အမူအကျင့်ရှိကုန်သောသူတို့၏။
 ဒေဝတာ၊ နတ်တို့ကား၊ အသဝ၊ မြင်းတို့တည်း။ ဂေါဝတိကာနံ၊ ခွေး၏အမူအ
 ကျင့်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ဂေါ၊ ခွေးတို့တည်း။ ကုက္ကု
 ရဝတိကာနံ၊ ခွေး၏အမူအကျင့်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား
 ကုက္ကုရာ၊ ခွေးတို့တည်း။ ကာကဝတိကာနံ၊ ကျီး၏အမူအကျင့်ရှိကုန်သော
 သူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ကာကာ၊ ကျီးတို့တည်း။ ဝါသုဒေဝတိကာနံ
 ဝါသုဒေဝ၏အမူအကျင့်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ဝါသု
 ဒေဝေါ၊ ဝါသုဒေဝတို့တည်း။ ဗထဒေဝတိကာနံ၊ ဗထဒေဝ၏အမူအကျင့်
 ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ ဗထဒေဝေါ၊ ဗထဒေဝတို့တည်း။
 ပုဏ္ဏာဘဒ္ဒဝတိကာနံ၊ ပုဏ္ဏာဘဒ္ဒအမည်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့
 ကား၊ ပုဏ္ဏာဘဒ္ဒေါ၊ ပုဏ္ဏာဘဒ္ဒတို့တည်း။ မဏိဘဒ္ဒဝတိကာနံ၊ မဏိဘဒ္ဒ၏အ
 မူအကျင့်ရှိကုန်သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ မဏိဘဒ္ဒေါ၊ မဏိဘဒ္ဒ
 ယျင်တည်း။ အဂ္ဂိဝတိကာနံ၊ မီးကိုရိုသေလေ့ရှိကုန်သောသူတို့၏။ ဒေဝတာ
 နတ်တို့ကား၊ အဂ္ဂိ၊ မီးယျင်တည်း။ နာဂဝတိကာနံ၊ နဂါး၏အမူအကျင့်ရှိကုန်
 သောသူတို့၏။ ဒေဝတာ၊ နတ်တို့ကား၊ နာဂေါ၊ နဂါးယျင်တည်း။ သုပုဏ္ဏဝတိ

ကာနံ၊ ဂန္ဓု၏အမူအကျင့်ရှိကုန်သောသုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ သု
 ပဏ္ဍော၊ ဂန္ဓုလျှင်တည်း၊ ယက္ခဝတိကာနံ၊ ဘီလူး၏အမူအကျင့်ရှိကုန်သော
 သုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ ဟက္ခာ၊ ဘီလူးလျှင်တည်း၊ အသုဓုဝတိကာ
 နံ၊ အသုရာ၏အမူအကျင့်ရှိကုန်သောသုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ အသု
 ရာ၊ အသုရာလျှင်တည်း၊ ဂန္ဓဗ္ဗဝတိကာနံ၊ ဂန္ဓဗ္ဗနတ်၏ အမူအကျင့်ရှိကုန်
 သောသုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်လျှင်တည်း၊ မဟာ
 ရာဇဝတိကာနံ၊ မဟာရာဇတို့၏အမူအကျင့်ရှိကုန်သောသုတို့၏၊ ဒေဝတာ၊
 နတ်တို့ကား၊ မဟာရာဇနော၊ မဟာရာဇ်နတ်မင်းလျှင်တည်း၊ စန္ဒဝတိကာနံ၊
 လနတ်သား၏ အမူအကျင့်ရှိကုန်သော သုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊
 စန္ဒော၊ လနတ်သားလျှင်တည်း၊ သူရိယဝတိကာနံ၊ နေနတ်သား၏အမူအ
 ကျင့်ရှိကုန်သောသုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ သူရိယော၊ နေနတ်သား
 လျှင်တည်း၊ ဣန္ဒဝတိကာနံ၊ သိကြား၏ အမူအကျင့်ရှိကုန်သောသုတို့၏၊
 ဒေဝတာ၊ နတ်တို့ကား၊ ဣန္ဒော၊ သိကြားလျှင်တည်း၊ ဗြဟ္မဝတိကာနံ၊ ဗြဟ္မာ
 ၏အမူအကျင့်ရှိကုန်သော သုတို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ ဗြဟ္မာ၊ ဗြဟ္မာ
 လျှင်တည်း၊ ဒေဝဝတိကာနံ၊ မိဗ်းနတ်သား၏အမူအကျင့်ရှိကုန်သောသု
 တို့၏၊ ဒေဝတာ၊ နတ်တို့ကား၊ ဒေဝေါ၊ မိဗ်းနတ်သားလျှင်တည်း၊ ဒိသာဝတိ
 ကာနံ၊ အရပ်မျက်နှာတိုရှိသေဝွာကျင့်ထေ့ရှိကုန်သောသုတို့၏၊ ဒေဝတာ၊
 နတ်တို့ကား၊ ဒိသာ၊ အရပ်မျက်နှာလျှင်တည်း၊ ယေ၊ အကြင်သုတို့သည်၊
 ယေသံ၊ အကြင်သုတို့၏၊ ဒက္ခိဏေယျာ၊ အလျှောက်ခံကုန်၏၊ ဧကေ၊ ထိုသုတို့
 သည်၊ ဧကေသံ၊ ထိုသုတို့၏၊ ဒေဝတာ၊ နတ်တို့တည်း၊ ဣတံအယံ၊ ဤသည်
 လျှင်၊ ခတ္တိယာဗြဟ္မဏာဒေဝတာနန္တိ၊ ပဒေသာ၊ ခတ္တိယာဗြဟ္မာဏာဒေဝတာ
 နံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယညမကပ္ပယိံ သုပုထုဣဓေဝေ
 ကေတိတ္ထေပဒေ၊ ယညမကပ္ပယိံ သု ပုထုဣဓေဝေကေဟူသော ဤပုဒ်၌၊
 စိဝရိဏ္ဍပါတသေနာသနဂိဏာနပစ္စယတေသဇ္ဇပရိက္ခာရံ၊ သင်္ကန်းဆွမ်း
 ကျောင်းသုနာ၏အထောက်အပံ့ အရံအတားဖြစ်သောဆေးလည်းကောင်း၊
 အနံ့၊ ထမင်းလည်းကောင်း၊ ပါနံ၊ အဖျော်လည်းကောင်း၊ ဂတ္တံ၊ အဝတ်
 သင်္ကန်းလည်းကောင်း၊ ယာနံ၊ ယာဉ်လည်းကောင်း၊ မာဏာ၊ မန်းလည်း
 ကောင်း၊ ဓန္ဒပိဓေပနံ၊ နံ့သာနံ့သာဖျောင်းလည်းကောင်း၊ သေယျာဝုသထ
 ပဒီပေယျံ၊ အိပ်ရာနေရာကျောင်းဘိမီးလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒေယျ
 ဓမ္မော၊ ဣတ္ထယိဝတ္ထုကို၊ ယညံ၊ ယညဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယညမကပ္ပ
 ယိံ သုတံ၊ ယညမကပ္ပယိံ သုဟူသည်ကား၊ ယေဝိ၊ အကြင်သုတို့သည်

လည်း၊ စိဝရိတ္တပါကသေနာသနဂိလာနပစ္စယဘောသန္တပရိက္ခါရံ၊ သင်္ကန်း
 ဆွမ်းကျောင်းသုနာဏိ အထောက်အပံ့ အရံအတားဖြစ်သော ဆေးလည်း
 ကောင်း၊ အနံ့၊ ထမင်းလည်းကောင်း၊ ပါနံ၊ အဖျော်ထည်းကောင်း၊ ဝတ္ထံ၊
 အဝတ် လည်းကောင်း၊ ယာနံ၊ ယာဉ် လည်းကောင်း၊ မာလာ၊ ပန်းလည်း
 ကောင်း၊ ဂန္ဓဝိဇေယပနံ၊ နံ့သာနံ့သာပျောင်း လည်းကောင်း၊ သေယျာဝသ
 ထပဒိပေယျံ၊ အိပ်ရာနေရာ ကျောင်းဆီမီး လည်းကောင်း၊ ဣတိ၊ ဤသို့၊
 ယညံ၊ ဣသ္မိယံ ဝတ္ထုကို၊ သေန္တိ၊ မိတ်ဖြင့် ရှာကုန်၏၊ ဂဝေသန္တိ၊ လုံ
 လဖြင့်ရှာကုန်၏၊ ပရိယေသန္တိ၊ အခြင်းအရာအားဖြင့် ရှာကုန်၏၊ တေဝိ၊
 ထိုသူတို့ သည်လည်း၊ ယညံ၊ ဒေယျဓမ္မကို၊ ကပ္ပေန္တိ၊ ကြံဆောင် ကုန်၏၊
 ယေဝိ၊ အကြင်သူတို့သည်လည်း၊ စိဝရိတ္တပါက(လ)၊ သေယျာဝသထပဒိ
 ပေယျံ၊ သင်္ကန်းဆွမ်း(လ)၊ အိပ်ရာနေရာကျောင်း ဆီမီးလည်းကောင်း၊
 ဣတိ၊ ဤသို့၊ ယညံ၊ ဒေယျဓမ္မကို၊ အဘိသင်္ခါနောန္တိ၊ ပြုပြင်ကုန်၏၊ တေဝိ၊
 ထိုသူတို့သည်လည်း၊ ယညံ၊ ဒေယျဓမ္မကို၊ ကပ္ပေန္တိ၊ ကြံဆောင်ကုန်၏၊
 ယေဝိ၊ အကြင်သူတို့သည်လည်း၊ စိဝရိတ္တပါက(လ)၊ သေယျာဝသထပဒိ
 ပေယျံ၊ သင်္ကန်းဆွမ်း(လ)၊ အိပ်ရာနေရာနေရာဆီမီးဟု ဆိုအပ်သော၊
 ယညံ၊ ဒေယျဓမ္မကို၊ ဒေန္တိ၊ ပေးကုန်၏၊ ယဇန္တိ၊ ပူဇော်ကုန်၏၊ ပရိစ္စန္တိ၊
 စွန့်ကုန်၏၊ တေဝိ၊ ထိုသူတို့သည်လည်း၊ ယညံ၊ ဒေယျဓမ္မကို၊ ကပ္ပေန္တိ၊ ပြုပြင်
 ကုန်၏၊ ပုထုတိ၊ ပုထုဟူသည်ကား၊ ဧတေယညာဝါ၊ ထိုဒေယျဓမ္မတို့သည်
 လည်း၊ ပုထု၊ များစွာကုန်၏၊ ဧတေယညာယာဇကောဝါ၊ ထိုဒေယျဓမ္မကိုဖြစ်
 စေတတ်ကုန်သောသူတို့သည်လည်း၊ ပုထု၊ များစွာကုန်၏၊ ဧတေဒက္ခိဏေ
 ယျာဝါ၊ ထိုအလှူကိုခံသောသူတို့သည်လည်း၊ ပုထု၊ များစွာကုန်၏၊ ကထံ၊
 အဘယ်သို့လျှင်၊ ဧတေယညာဝါ၊ ထိုဒေယျဓမ္မတို့သည်လည်း၊ ပုထု၊ များ
 စွာကုန်သည်၊ စိဝရိတ္တပါကဂိလာနပစ္စယဘောသန္တပရိက္ခါရံ၊ သင်္ကန်း
 ဆွမ်းကျောင်းသုနာဏိ အထောက်အပံ့ အရံအတားဖြစ်သော ဆေးတို့လည်း
 ကောင်း၊ အနံ့၊ ထမင်း လည်းကောင်း၊ ပါနံ၊ အဖျော်ထည်းကောင်း၊ ဝတ္ထံ၊ အ
 ဝတ်သင်္ကန်းလည်းကောင်း၊ ယာနံ၊ ယာဉ်လည်းကောင်း၊ မာလာ၊ ပန်းလည်း
 ကောင်း၊ ဂန္ဓဝိဇေယပနံ၊ နံ့သာနံ့သာပျောင်းလည်းကောင်း၊ သေယျာဝသထ
 ပဒိပေယျံ၊ အိပ်ရာနေရာ ကျောင်း ဆီမီး လည်းကောင်း၊ ဧတေယညာ၊
 ဤဒေယျဓမ္မတို့သည်၊ ဗဟုကော၊ များကုန်၏၊ ဧဝံ၊ ဤသို့၊ ဧတေယညာဝါ၊ ဤ
 ဒေယျဓမ္မတို့သည်လည်း၊ ပုထု၊ များကုန်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဧတေ
 ယညာယာဇကောဝါ၊ ထိုဒေယျဓမ္မကို ဖြစ်စေတတ်ကုန်သော သူတို့သည်



လည်းပုထု၊ များကုန်သနည်း၊ ခတ္တိသာစ၊မင်းတို့ လည်းကောင်း၊ ဗြာဟ္မ
 ကာစ၊ပုစ္ဆားတို့လည်းကောင်း၊ ဝေသာစ၊သူကြွယ်တို့ လည်းကောင်း၊
 သုဒ္ဓါစ၊သူဆင်းရဲတို့ လည်းကောင်း၊ ဂဟဠာစ၊ လူတို့လည်းကောင်း၊ပဗ္ဗဇိ
 တာစ၊ရဲ ဘန်းတို့လည်းကောင်း၊ ဒေဝါစ၊နတ်တို့လည်းကောင်း၊မနုဿာစ၊
 လူတို့လည်းကောင်း၊ဣတိ၊ဤသို့၊ ဧတယညယာဇကာ၊ထိုဒေယျမဗ္ဗကို
 ဖြစ်စေတတ်ကုန်သောသူတို့သည်၊ဗဟုကာ၊များကုန်၏၊ ဧဝံ၊ဤသို့၊ဧတေ
 ယညယာဇကာဂါ၊ ထိုဒေယျမဗ္ဗကို ဖြစ်စေတတ် ကုန်သော သူတို့သည်
 လည်းပုထု၊များကုန်၏၊ ကထံ၊အဘယ်သို့လျှင်၊ ဧတေဒက္ခိဏေယျာဂါ၊
 ထိုယဇ်ကိုခံကုန်သောသူတို့သည်၊ပုထု၊များကုန်သနည်း၊သမဏ၊ဗြာဟ္မတာ
 ရဟန်းပုစ္ဆားတို့လည်းကောင်း၊ကပဏ၊ဗြာဟ္မဇီဝနိဗ္ဗာနယာဇကာ၊ ကိုယ်ထီး
 တယောကံတည်း၊ နေသော သူသာသာစွာဆို၍ တောင်းတတ် ကုန်သော
 ယာဇကာတို့လည်းကောင်း၊ဣတိ၊ဤသို့၊ ဧတေဒက္ခိဏေယျာ၊ယုယဇ်ကိုခံ
 ကုန်သောသူတို့သည်၊ဗဟုကာပုထု၊များကုန်၏၊ ဧဝံ၊ဤသို့၊ဧတေဒက္ခိဏေ
 ယျာဂါ၊ထိုယဇ်ကို ခံတတ်ကုန်သော သူတို့သည်လည်း၊ ပုထု၊များကုန်၏၊
 ဣဝေသာကေတိ၊ဣဝံလောကေဟူသည်ကား၊မနုဿာယောကေ၊ လူ့ပြည်၌၊
 ဣတိအယံ၊ဤသည်လျှင်၊ ယညမကပ္ပယံ သုပုထုဣဝေသာကေတိပဒဿ၊
 ယညမကပ္ပယံ သုပုထုဣဝေသာကေဟူသောဝုဒ်၌၊ အတ္ထေဝ၊အနက်တည်း၊
 ပုစ္ဆာမိတံဘဂဝါ၊ဗြဟ္မဏိ မေတန္တိ ဧတ္ထပဒေ၊ပုစ္ဆာမိတံဘဂဝါ၊ဗြဟ္မဏိမေတံ
 ဟူသောဤဝုဒ်၌၊ပုစ္ဆာပတိ၊ပုစ္ဆာဟူသည်ကား၊ ဒိဋ္ဌဇောတနာပုစ္ဆာ၊မသိ
 မမြင်၍မေးခြင်းလည်းကောင်း၊ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊မြင်ပြီးသည်ကိုနှိုးနှော
 လို၍မေးခြင်းလည်းကောင်း၊ဝိမတိစ္ဆေဒနာပုစ္ဆာ၊ယုံမှားသံကာကိုပျော်စေ
 ခြင်းငြါမေးခြင်း၎င်း၊ဣတိ၊ဤသို့၊ပုစ္ဆာ၊ပုစ္ဆာတို့သည်၊တိသော၊သုံးပါးတို့
 တည်း၊အဒိဋ္ဌဇောတနာပုစ္ဆာ၊မသိမမြင်၍မေးခြင်းသည်၊ကတမာ၊အတယ်
 နည်း၊ပကတိယာ၊ပြုကတေ့ဖြင့်၊လက္ခဏံ၊မှန်ကန်သောလက္ခဏာကို၊အညာ
 တံ၊မသိသည်၊အဒိဋ္ဌံ၊မမြင်သည်၊ အတုလိတံ၊မနှိုင်းချိန်နှိုင်းသည်၊ အတိရိ
 တံ၊မထွန်နှိုင်းသည်၊အပိဘူတံ၊မထင်ရှားသည်၊အပိဘာပိတံ၊မပွားစေသည်
 ဟောတို့ ဖြစ်၏၊ အဘာပိတယ၊မပွားစေနိုင်သော တရားကို၊ ဥာဏာယ၊
 အမှန်ထိခြင်းငြါ၊ ဒဿနာယ၊မြင်ခြင်းငြါ၊ တုလနာယ၊နှိုင်းချိန်ခြင်းငြါ၊တိရ
 ဏာယ၊ထွန်ခြင်းငြါ၊ပိဘူတတ္ထာယ၊ ထင်ရှားစေခြင်းငြါ၊ ပိဘာဝနတ္ထာယ၊
 ပွားစေခြင်းငြါ၊ပဋိ၊ပြုသာနာကို၊ပုစ္ဆာတိ၊မေး၏။ အယံ၊ဤသည်လျှင်၊အဒိဋ္ဌ
 ဇောဒနာပုစ္ဆာ၊မသိမမြင်၍မေးသည်မည်၏၊ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊မြင်ပြီသည်

ကိုနှိုးနှောလို၍မေးခြင်းသည်၊ ကတမာ၊ အဘယ်နည်း၊ ပကတိယာ၊ သဘော
အားဖြင့်၊ သက္ကတံ၊ အရှင်အကန်သော ဇာတိဇာတိကို၊ ဥပဇာတ်၊ သိပြီးသည်
ဟောတိ၊ ဖြစ်၏၊ ဒိဋ္ဌိ၊ မြင်ပြီးသည်၊ တုလိတံ၊ နှိုင်းချိန်ပြီးသည်၊ တိရိတံ၊ လွန်
ပြီးသည်၊ ဝိဘူတံ၊ ထင်ရှားပြီးသည်၊ ဝိဘာဝိတံ၊ ပွားစေပြီးသည်၊ ဟောတိ၊
ဖြစ်၏၊ အညေဟိ၊ တပါးကုန်သော၊ ပဏ္ဍိတေကိ၊ ပညာရှိတို့နှင့်၊ သဒ္ဓိံ၊ တက္က
သံသနန္ဒနတ္ထာယ၊ နှိုးနှောခြင်းငှါ၊ ပဉ္စ၊ ပြဿနာကို၊ ပုစ္ဆာတိ၊ မေး၏၊ ဣတိ၊
ဤသို့မေးခြင်းသည်၊ သံဒိဋ္ဌသန္ဓနာပုစ္ဆာ၊ မြင်ပြီးသည်ကို နှိုးနှောလို၍မေး
ခြင်းမည်၏၊ ဝိမတိစ္ဆေဒနာပုစ္ဆာ၊ ယုံမှားသင်္ကာပြောက်လို၍မေးခြင်းသည်၊
ကတမာ၊ အဘယ်နည်း၊ ပကတိယာ၊ သဘောအားဖြင့်၊ သံသယပက္ခန္ဓာ၊
ယုံမှားခြင်းသို့ဝင်သည်၊ ဝိမတိပက္ခန္ဓာ၊ သင်္ကာခြင်းအဖို့ရှိသည်၊ ဟော
တိ၊ ဖြစ်၏၊ ဧဝံနုခေါ၊ ဤသို့ဖြစ်အံ့လော၊ နနုခေါ၊ မဖြစ်အံ့လော၊ ကိံနုခေါ၊ အ
ဘယ်ကဲ့သို့ဖြစ်သနည်း၊ ကထံနုခေါ၊ အဘယ်ကြောင့် ဖြစ်အံ့နည်း၊ ဣတိ၊
ဤသို့၊ နေဠကဇာတော၊ နှုတ်မှတ်ခွင့်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုသူသည်
ဝိမတိစ္ဆေဒနတ္ထာယ၊ ယုံမှားသင်္ကာကိုပြောက်စေခြင်းငှါ၊ ပဉ္စ၊ ပြဿနာကို
ပုစ္ဆာတိ၊ မေး၏၊ အယံ၊ ဤသို့မေးခြင်းသည်၊ ဝိမတိစ္ဆေဒနာပုစ္ဆာ၊ ယုံမှား
ခြင်းကိုပြောလို၍မေးခြင်းမည်၏၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဣမာတိသော၊ ဤ
သုံးပါးတို့တည်း၊ အပရာဝိ၊ တပါးသည်၊ ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့
သည်၊ မနုဿပုစ္ဆာ၊ လူတို့၏မေးခြင်းသည်၊ ကောင်း၊ အမနုဿပုစ္ဆာ၊ နဂါး
ဂဠုမသောသူတို့၏မေးခြင်းသည်၊ ကောင်း၊ နိဗ္ဗိတပုစ္ဆာ၊ နိဗ္ဗိတတရားတို့
၏မေးခြင်းသည်၊ ကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ မနုဿ
ပုစ္ဆာ၊ လူတို့၏မေးခြင်းသည်၊ ကတမာ၊ အဘယ်နည်း၊ မနုဿာ၊ လူတို့သည်၊
တဂဝန္တံ၊ ဆုန်းထော်ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာတရားကို၊ ဥပသင်္ကမိတွာ၊
ကပ်ကုန်၍၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်
၏၊ ဘိက္ခုနိယော၊ ရဟန်းမိန်းမတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဥပါသကာ၊
သီတင်းသည်ယောကျာ်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဥပါသိကာယော၊
သီတင်းသည်မိန်းမတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ရာဇာနော၊ မင်းတို့သည်၊
ပုစ္ဆန္တိ၊ မေးကုန်၏၊ ခတ္တိယာ၊ ခေတ္တဝိပတိဖြစ်ကုန်သော မင်းတို့သည်၊
ပုစ္ဆန္တိ၊ မေးကုန်၏၊ ဗြာဟ္မဇာတာ၊ ပုစ္ဆာတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊
ဝေဿာ၊ သူကြွယ်တို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ သဒ္ဓါ၊ သူဆင်းရဲတို့သည်၊
ပုစ္ဆန္တိ၊ မေးကုန်၏၊ ဝာဠာ၊ ဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းသောလူတို့သည်၊
ပုစ္ဆန္တိ၊ မေးကုန်၏၊ ပဗ္ဗဇိဘာ၊ ရဟန်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ အယံ၊



ဤမေးခြင်းသည်၊ မနုဿပုစ္ဆာ၊ လူတို့၏မေးခြင်းမည်၏၊ အမနုဿပုစ္ဆာ၊
 နဂါးဂဠုန်စသောသူတို့၏မေးခြင်းသည်၊ ကတမာ၊ အဘနည်း၊ အမနုဿာ၊
 နဂါးဂဠုန်စသော သူတို့သည်၊ ဗုဒ္ဓဘဂဝန္တံ၊ သူနိုးတော်ကြီးသော မြတ်စွာ
 ထုရားသို့၊ ဥပသင်္ကမိတွာ၊ ကပ်ကပ်၍၊ ဗဠု၊ ပြဿနာကို၊ ပုစ္ဆန္တိ၊ မေးကုန်၏
 နဂါး၊ နဂါးကိုသည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ သုပဏ္ဏာ၊ ဂဠုန်တို့သည်၊ ပုစ္ဆန္တိ၊
 မေးကုန်၏၊ ယက္ခာ၊ ဘီလူးတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ အသုရာ၊ အသုရာတို့
 သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ မ
 ဟာရာဒေနေ၊ စတုမဟာရာဇ်နတ်မင်းကြီးတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊
 ဣန္ဒာ၊ သိကြားမင်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဗြဟ္မာနော၊ ဗြဟ္မာတို့သည်၊
 ပုစ္ဆန္တိ၊ မေးကုန်၏၊ ဒေဝတဒယော၊ ချမ်းနတ်သားတို့သည်၊ ပုစ္ဆန္တိ၊ မေး
 ကုန်၏၊ အယံ၊ ဤမေးခြင်းသည်၊ အမနုဿပုစ္ဆာ၊ နဂါးဂဠုန်စသော သူတို့၏
 မေးခြင်းမည်၏၊ နိဗ္ဗိတပုစ္ဆာ၊ နိဗ္ဗိတထုရားတို့၏မေးခြင်းသည်၊ ကတမာ၊ အ
 ဘယ်နည်း၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ မနောမယံ၊ နှလုံးငြိင်ပြီးသော၊ သဗ္ဗ
 ဝိပစ္စင်္ဂံ၊ အလုံးစုံသောအင်္ဂါကြီးငယ်နှင့်ပြည့်စုံသော၊ အဟိနိဗ္ဗိယံ၊ သဏ္ဍာန်
 အားဖြင့်မချိုတဲ့ သော ဣန္ဒြေရှိသော၊ ယံရှပ်၊ အကြင်ရှပ်ကို၊ အဘိနိဗ္ဗိနာတိ၊
 ဘန်ဆင်းတော်မူ၏။ သောနိဗ္ဗိတော၊ ထိုနိဗ္ဗိတထုရားသည်၊ ဗုဒ္ဓဘဂဝန္တံ၊
 သူနိုးတော်ကြီးသောမြတ်စွာထုရားသို့၊ ဥပသင်္ကမိတွာ၊ ကပ်၍၊ ဗဠု၊ ပြဿ
 နာကို၊ ပုစ္ဆတိ၊ မေး၏၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသုဇ္ဇေသိ၊ ဖြေတော်
 မူ၏၊ အယံ၊ ဤမေးခြင်းသည်၊ နိဗ္ဗိတပုစ္ဆာ၊ နိဗ္ဗိတထုရားတို့၏ မေးခြင်းမည်
 ၏၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဣမာတိသော၊ ဤသုံးပါးတို့တည်း။ အပရာပိ၊ တ
 ပါးလည်း ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အတ္တတ္ထပုစ္ဆာ၊ မိမိ၏အ
 ကျိုးငှါမေးခြင်းလည်းကောင်း၊ ပရတ္ထပုစ္ဆာ၊ သူတပါးအကျိုးငှါမေးခြင်း
 လည်းကောင်း၊ ဥဘယတ္ထပုစ္ဆာ၊ နှစ်ပါးစုံတို့၏အကျိုးငှါ မေးခြင်းလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါး တို့တည်း။ အပရာပိ၊ တပါးလည်း
 ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဗိဇ္ဇေဗ္ဗိကတ္ထပုစ္ဆာ၊ ပုဂ္ဂိုလ်ဘဝဋ္ဌိစံစား
 အပ်သောအကျိုးငှါ မေးခြင်းလည်းကောင်း၊ သမ္မရာယိကတ္ထပုစ္ဆာ၊ တမ
 လွန်ဘဝဋ္ဌိစံစားအပ်သောအကျိုးငှါမေးခြင်းလည်းကောင်း၊ ပရမတ္ထပုစ္ဆာ၊
 မြတ်သောအကျိုးငှါမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါး
 တို့တည်း။ အပရာပိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အန
 ဝဇ္ဇတ္ထပုစ္ဆာ၊ အဖြစ်မရှိသောအကျိုးငှါ မေးခြင်းလည်းကောင်း၊ နိက္ကိလေ
 သတ္ထပုစ္ဆာ၊ ကိလေသာကိုပယ်ခြင်းအကျိုးငှါမေးခြင်းလည်းကောင်း၊ ဝေါ

ခါနတ္ထပုစ္ဆာ၊ ဖြစ်စေသော အကျိုးငှါ မေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊
 တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊
 ပုစ္ဆာတို့သည်၊ အဘိတပုစ္ဆာ၊ အတိတ်ဖြစ်သောတရားသို့ မေးခြင်းလည်း
 ကောင်း၊ အနာဂတပုစ္ဆာ၊ အနာဂတ်ဖြစ်သော တရားကို မေးခြင်းလည်း
 ကောင်း၊ ဝတ္ထုပ္ပန္နပုစ္ဆာ၊ ဝတ္ထုပြန်ဖြစ်သောတရားကို မေးခြင်းလည်းကောင်း၊
 ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်းဖြစ်ကုန်
 သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အတ္တတ္တပုစ္ဆာ၊ အတ္တတ္တတရားကို မေးခြင်း
 လည်းကောင်း၊ ဗဟိဒ္ဓပုစ္ဆာ၊ ဗဟိဒ္ဓတရားကို မေးခြင်းလည်းကောင်း၊ အတ္တ
 တ္တဗဟိဒ္ဓပုစ္ဆာ၊ အတ္တတ္တဗဟိဒ္ဓတရားတို့ကို မေးခြင်းလည်းကောင်း၊ ဣတိ၊
 ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်း ဖြစ်ကုန်သော၊
 ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ကုသသပုစ္ဆာ၊ ကုသိုလ်တရားကို မေးခြင်းလည်း
 ကောင်း၊ အကုသလပုစ္ဆာ၊ အကုသိုလ်တရားကို မေးခြင်းလည်းကောင်း၊ အဗျကတ
 ပုစ္ဆာ၊ ကုသိုလ် အကုသိုလ်မှတစ်ပါးသောတရားကို မေးခြင်းလည်းကောင်း၊
 ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်းဖြစ်ကုန်သော
 ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ခန္ဓပုစ္ဆာ၊ ခန္ဓာကို မေးခြင်းလည်းကောင်း၊ ဝါတုပုစ္ဆာ
 ခတ်ကို မေးခြင်းလည်းကောင်း၊ အာဟာရပုစ္ဆာ၊ အာဟာရကို မေးခြင်းလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်း
 ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ သင်္ဂဟပုစ္ဆာ၊ သင်္ဂဟကို
 မေးခြင်း လည်းကောင်း၊ သဗ္ဗပ္ပသာနပုစ္ဆာ၊ သဗ္ဗပ္ပသာန်ကို မေးခြင်းလည်း
 ကောင်း၊ ဣဒ္ဓါပိပုစ္ဆာ၊ ဣဒ္ဓါဝါန်ကို မေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိ
 သော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာ
 တို့သည်၊ ဣန္ဒြိယပုစ္ဆာ၊ ဣန္ဒြိယကို မေးခြင်းလည်းကောင်း၊ ဗလပုစ္ဆာ၊ ဗိုလ်
 ကို မေးခြင်းလည်းကောင်း၊ ဗောဇ္ဇင်္ဂပုစ္ဆာ၊ ဗောဇ္ဇင်ကို မေးခြင်းလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာပိ၊ တပါးလည်းဖြစ်
 ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဝတ္ထုပုစ္ဆာ၊ မဂ်ကို မေးခြင်းလည်းကောင်း၊
 ဗလပုစ္ဆာ၊ ဗိုလ်ကို မေးခြင်းလည်းကောင်း၊ နိဗ္ဗာနပုစ္ဆာ၊ နိဗ္ဗာန်ကို မေးခြင်း
 လည်းကောင်း၊ ဣတိ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ ပုစ္ဆာပိတန္တိ၊
 ပုစ္ဆာပိတံဟု သည်ကား၊ တံ၊ ထိုပြဿနာကို၊ ပုစ္ဆာပိ၊ မေး၏။ တံ၊ ထိုပြဿ
 နာကို၊ သာစာမိ၊ ကောင်းပန်၏။ တံ၊ ထိုပြဿနာကို၊ အတ္ထု၊ သာမိ၊ တိုက်တွန်း
 ၏၊ တံ၊ ထိုပြဿနာကို၊ ပဿာဒေဝိ၊ ကြော်ညှိ၏။ တံ၊ ထိုပြဿနာကို၊ မေ၊ အ
 က္ခန္တိ၊ အားကထာယသု၊ ဟောစကေဝိ၊ ခုပါလော၊ ဣတိ၊ အပင် ဤသည်လျှင်၊

ပုဏ္ဏာမိကန္တိပဒသာ၊ ပုဏ္ဏာမိတံဟူသောပုန်၏။ အတ္ထော၊ အနက်တည်း။ တာ
 ဝဂါတိဇတံ၊ တာဝဂါဟူသော ဤအမည်တော်သည်။ ဝါရုဝါဝိဝမနံ၊ အရိအ
 သေခေါ်ဝေါ်သော အမည်တော်တည်း။ ဘဂဝါတိ၊ တာဝဂါဟူသော၊ ယဒိဒ္ဓံ
 ယံဣဒံနာမံ၊ အကြွင်းအမည်တော်သည်၊ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတာဝဂါဟူသော
 အမည်တော်သည်။ သန္တိကာ၊ မျက်မှောက် ပြုအပ်သော၊ ပညတ္တိနာမ၊ ပ
 ညက်ထေဝံတည်း။ ဗြူဟိမေတန္တိ၊ ဗြူဟိမေတံဟူသည်ကား။ ဗြူဟိအာပိ
 က္ကာဟိ၊ ကြားစေတံမူပါလော၊ ဒေသေဟိ၊ ဟောတေဝံမူပါလော၊ ပညပပဟိ၊
 သိစေပါလော၊ ပဋ္ဌပပဟိ၊ သားပါလော၊ ဝိဝရေ၊ ဖွင့်ပါလော၊ ဝိတဇ၊ ဝေဟနံပါ
 ထော၊ ဥတ္တန္တိ၊ ကရောဟိ၊ ထင်စွာပြုပါလော၊ ပကာသေဟိ၊ ထင်ရှားပြုတေဝံ
 မူပါလော၊ ဣတိအသံ၊ ဤသည်လျှင်၊ ပုဏ္ဏာမိတံတာဝဂါဗြူဟိမေတန္တိပဒ
 သာ၊ ပုဏ္ဏာမိတံတာဝဂါဗြူဟိမေတံဟူသောပုန်၏။ အတ္ထော၊ အနက်တည်း။
 ကေန၊ ထိုကြောင့်၊ သော၊ ဗြဟ္မဏော၊ ထိုပုဏ္ဏကပုဏ္ဏားသည်။ အနေဇံ၊ မူလ
 ဒသသဝိ၊ ဣစ္စာဟ သွာပုဏ္ဏကောအတ္ထိပဉ္စနအာဝဂံကိ၊ နိသယိတာဣသယော
 မနုဇာစတ္ထိယာ၊ ဗြဟ္မဏော ဒေဝတာနံ ယညမကပ္ပယိံ သု ပုထုဣသယော
 ကေပုဏ္ဏာမိတံတာဝဂါဗြူဟိမေတန္တိ၊ အနေဇံ၊ မူလဒသသဝိ (လ) ပုဏ္ဏာမိတံ
 တာဝဂါဗြူဟိမေတံဟူ၍။ အာဟ၊ လျှောက်ပြီး ။

ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊ ဣမေဣသယော၊
 ဤခုထွေတို့သည်ကောင်း၊ မနုဇာ၊ လူတို့သည်ကောင်း၊ ခတ္ထိယာ၊ မင်းတို့
 သည်ကောင်း၊ ဗြဟ္မဏော၊ ပုဏ္ဏား တို့သည်ကောင်း၊ အာသိသမာနာ၊
 ချပါရုံအစရှိသည်ကို တောင့်တ ကုန်သည်ဖြစ်၍၊ ဣသေထာကေ၊ ဤသတ္တ
 သောက၌၊ ဒေဝတာနံ၊ နတ်တို့အား၊ ယညံ၊ ယဇ်ကို၊ ပုထု၊ များစွာ၊ အကပ္ပ
 ယိံ သု၊ ပြုကျင့်ကုန်၏။ ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား၊ ဣတ္ထာဘာဝံ၊ လူအစရှိသောအ
 ဖြစ်ကို၊ အာသိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဇရံ၊ ဇရာဒုက္ခကို၊ သိ
 တာ၊ မှီကုန်၍၊ ယညံ၊ ယဇ်ကို၊ အကပ္ပယိံ သု၊ ပြုကျင့်ကုန်၏။ ဣတိ၊ ဤသို့၊ တ
 ဝဂါ၊ မြတ်စွာဘုရားသည်၊ ဝိသုဇ္ဇေသိ၊ ဖြေဟော်မူ၏။ ယေကေပိမေ
 ဣသယောမနုဇာတိဥတ္ထပဒေ၊ ယေကေပိမေဣသယောမနုဇာဟူသောဤ
 ပုန်၌၊ ယေကေပိတံ၊ ယေကေပိ ဟူသည်ကား၊ သဗ္ဗေနသဗ္ဗံ၊ အခြင်းခပ်
 သိမ်း၊ သဗ္ဗထာသဗ္ဗံ၊ အခါခပ်သိမ်း၊ အသေသံ၊ အကြွင်းမဲ့၊ နိသေသံ၊ အ
 ကြွင်းမရှိ၊ ယေကေပိတိဧတံ၊ ယေကေပိဟူသော ဤသဒ္ဓါသည်၊ ပိရိဟာဒါ
 ယဝေနံ၊ အကုန်ကိုဟောသော သဒ္ဓါတည်း။ ဣသယောတိ၊ ဣသယောဟူ
 သည်ကား၊ ဣသိနာမကာ၊ ဣသိအမည်ရှိကုန်သော၊ ယေကေပိ၊ အလုံးစုံကုန်



သော၊ ဣယိပဗ္ဗန္တံ၊ ရသေ့ရဟန်း အဖြစ်ကို၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သောသူ တို့တည်း၊ အာဇီဝကာ၊ အာဇီဝကတက္ကတွန်းတို့တည်း၊ နိဂဏ္ဍာ၊ နိဂဏ္ဍ ဖြစ်ကုန်သော၊ ဇဗ္ဗိယာ၊ ဇဗ္ဗိယဖြစ်ကုန်သော၊ တာပဿ၊ ရသေ့ပရိသိုဇ်တို့ တည်း၊ မနုဇာတိ၊ မနုဇဟူ၍၊ မနုဿာ၊ လူတို့ကို၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏။ ဣတိအယံ၊ ဤသည်လျှင်၊ ယေကေစိမေဣသယောမနုဇာတိ ပဒသ၊ ယေ ကေစိမေဣသယောမနုဇာဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ပုဏ္ဏကာ တိ၊ ပုဏ္ဏကဟူ၍၊ ဘဂဝါ၊ မြတ်စွာတရားသည်၊ အာလပတိ၊ ခေါ်ဝေါ်တော်မူ ၏၊ ခတ္တိယာ ဗြာဟ္မဏာဒေဝတာ နန္တိ ဧတ္ထပဒေ၊ ခတ္တိယာဗြာဟ္မဏာဒေဝ တာနံဟူသောဤပုဒ်၌၊ ခတ္တိယာတိ၊ ခတ္တိယဟူသည်ကား၊ ယေကေစိ၊ ခပ် သိမ်းကုန်သော၊ ခတ္တိယဇာတိကာ၊ ခတ္တိယမင်းမျိုးဖြစ်ကုန်သော သူတို့ တည်း၊ ဗြဟ္မဗဟုတိ၊ ဗြာဟ္မဏဟူသည်ကား၊ ယေကေစိ၊ ခပ်သိမ်းကုန် သော၊ ဘောဝါဒိကာ၊ ဘောဟူ၍ဆိုလေ့ရှိကုန်သောသူတို့တည်း၊ ဒေဝတာနန္တိ၊ ဒေဝတာနံဟူသည်ကား၊ အာဇီဝကာသာဝကာနံ၊ အာဇီဝကာတို့၏တပည့် တို့၏၊ အာဇီဝကာ၊ အာဇီဝကတို့သည်၊ ဒေဝတာ၊ ထိုသူတို့၏နတ်တည်း၊ (ပ) ဒိသာဝတိကာနံ၊ အရပ်မျက်နှာကိုအရိ အသေပြုကုန်ကုန်သော သူတို့၏၊ ဒိသာဒေဝတာ၊ အရပ်မျက်နှာသည်ထိုသူတို့၏နတ်တည်း၊ ယေ၊ အကြင်သူ တို့သည်၊ ယေသံ၊ အကြင်သူတို့၏၊ ဒက္ခိယောယျာ၊ ယဇ်ကိုခံကုန်၏၊ တေ၊ ထိုသူတို့သည်၊ တေသံ၊ ထိုသူတို့၏၊ ဒေဝတာ၊ နတ်တို့တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ခတ္တိယာဗြာဟ္မဏာ ဒေဝတာနန္တိ ပဒသ၊ ခတ္တိယာဗြာဟ္မဏာ ဒေဝတာနံ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ယညမကပ္ပယိံ သုပုထု ဣဝေသာကေတိတ္ထေပဒေ၊ ယညမကပ္ပယိံ သု ပုထုဣဝေသာကေဟူသော ဤပုဒ်၌၊ စိဝရိဏ္ဍပါဘ(ပ)သေယျာဝသထပဒိပေယျံ၊ သင်္ကန်းတွင်း၊ (ပ)၊ အိပ်ရာနေရာကျောင်း ဆီးမီးတို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒေယျမေဓော၊ လျှာပွတ်ဝတ္ထုကို၊ ယညံ၊ ယဇ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ယညမကပ္ပယိံ သုတိ၊ ယညမကပ္ပယိံ သု ဟူသည်ကား၊ ယေဝိ၊ အကြင် သူတို့သည် လည်း၊ (လ)၊ သေယျာဝသထပဒိပေယျံ၊ အိပ်ရာနေရာကျောင်းဆီးမီးဟုဆို အပ်သော၊ ယညံ၊ ယဇ်ကို၊ ဇေန္တိ၊ စိတ်ဖြင့်ရှာကုန်၏၊ ဂဝေသန္တိ၊ လုံ့လဖြင့် ရှာကုန်၏၊ ပရိယေသန္တိ၊ ထက်ဝန်းကျင်မှရှာကုန်၏၊ တေဝိ၊ ထိုသူတို့သည် လည်း၊ ယညံ၊ ယဇ်ကို၊ ကပ္ပန္တိ၊ ပြုကုန်၏။ ပုထုတိ၊ ပုထုဟူသည်ကား၊ တေယညာဝါ၊ ထိုယဇ်တို့သည်လည်း၊ ပုထု၊ များစွာကုန်၏။ တေယည ယာဇကာဝါ၊ ထိုယဇ်ကို ပြုကုန်ကုန်သော သူတို့သည်လည်း၊ ပုထု၊ များ

ကုန်၏။ တောဒက္ခိဏေယျာဝါ၊ ဘိယဇ်ကိဝံကုန်သော သူတို့သည်လည်း၊
 ပုထု၊ များကုန်၏(ပ)၊ ဧဝံ၊ ဤသို့၊ တောဒက္ခိဏေယျာဝါ၊ ဘိယဇ်ကိဝံကုန်
 ကသာသူတို့သည်လည်း၊ ပုထု၊ များကုန်၏။ ဣလောကေတိ၊ ဣလောကေ
 ဟူသည်ကား၊ မနုဿဘောကေ၊ လူပြည်၌၊ ဣကိအယံ၊ ဤသည်လျှင်၊ ယည
 မကပ္ပယိံသု ပုထု၊ ဣလောကေတိ၊ ဒုယံ၊ ယညမကပ္ပယိံသု ပုထု၊ ဣလ
 လောကေဟူသောပုန်၏၊ အပ္ပေညာ၊ အနက်တည်း၊ အာဝိသမာနာပုစ္ဆက
 ဣတ္တဘာဝန္တိ၊ ဧညေပဒေ၊ အာဝိသမာနာပုစ္ဆက ဣတ္တဘာဝံဟူသောဤပုန်
 ၌၊ အာဝိသမာနာဟိ၊ အာဝိသမာနာဟူသည်ကား၊ ရူပပဋိလ္လာဘံ၊ ရူပါရုံ
 ကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဝဇ္ဇပဋိလ္လာဘံ၊ သ
 ခွါရုံကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဝဇ္ဇပဋိလ္လာဘံ၊
 ဝဇ္ဇာရုံကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ရသပဋိ
 လ္လာဘံ၊ ရသာရုံကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တ ကုန်သည်ဖြစ်၍၊
 ဗောဓ္မဗ္ဗပဋိလ္လာဘံ၊ ဗောဓ္မဗ္ဗာရုံကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်
 သည်ဖြစ်၍၊ ပုတ္တပဋိလ္လာဘံ၊ သားကိုရခြင်းကို၊ အာဝိသမာနာ၊ တောင့်တ
 ကုန်သည်ဖြစ်၍၊ ဒါရပဋိလ္လာဘံ၊ မယားကို ရခြင်းကို၊ အာဝိသမာနာ၊
 တောင့်တကုန်သည်ဖြစ်၍၊ ဓနပဋိလ္လာဘံ၊ ဥစ္စာကိုရခြင်းကို၊ အာဝိသမာ
 နာ၊ တောင့်တကုန်သည်ဖြစ်၍၊ ယသပဋိလ္လာဘံ၊ အခြွေအရံရခြင်းကို၊ အာဝိ
 သမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဣသရိယပဋိလ္လာဘံ၊ အစိုးရသောအ
 ဖြစ်၏ရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန် သည်ဖြစ်၍၊ ဓတ္တိယမဟာ
 သာသကုဏေ၊ များသော ဥစ္စာနှစ်ရှိသောမင်းမျိုး၌၊ အတ္တဘာဝပဋိလ္လာဘံ၊
 အတ္တဘောဇာ၏ရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊ ဗြဟ္မ
 ဏမဟာသာသကုဏေ၊ များသောဥစ္စာနှစ်ရှိသောပုစ္ဆကမျိုး၌၊ အတ္တဘာဝပဋိ
 လ္လာဘံ၊ အတ္တဘောဇာ၏ရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍၊
 ဝဘပဘိမဟာသာသကုဏေ၊ များသောဥစ္စာရှိသော သူကြွယ်မျိုး၌၊ အတ္တ
 ဘာဝပဋိလ္လာဘံ၊ အတ္တဘောဇာ၏ရခြင်းကို၊ အာဝိသမာနာ၊ တောင့်တကုန်
 သည်ဖြစ်၍၊ စတုမဟာရာဇိကေသု၊ စတုမဟာရာဇ်ထံ၌ ဖြစ်ကုန်သော၊
 ဒေဝေသု၊ နတ်တို့၌၊ အတ္တဘာဝပဋိလ္လာဘံ၊ အတ္တဘောဇာ၏ ရခြင်းကို၊ အာဝိ
 သမာနာ၊ တောင့် တကုန်သည်ဖြစ်၍၊ ဝာဝတိံသေသု၊ ဝာဝတိံသေထံ၌
 ဖြစ်ကုန်သော၊ ဒေဝေသု၊ နတ်တို့၌၊ ယာမေသု၊ ယာမာထံ၌ဖြစ်ကုန်သော၊
 ဒေဝေသု၊ နတ်တို့၌၊ တုယိတေသု၊ တုယိတာထံ၌ဖြစ်ကုန်သော၊ ဒေဝေသု၊
 နတ်တို့၌၊ နိဗ္ဗာနရုတိသု၊ နိဗ္ဗာနရုတိထံ၌ဖြစ်ကုန်သော၊ ဒေဝေသု၊ နတ်တို့၌၊



ကရနိဗ္ဗိတဝံသတ္တိသု၊ ပရနိဗ္ဗိတဝံသတ္တိဘုံ၌ ဖြစ်ကုန်သော၊ ဒေဝေသု၊
နတ်တို့၌၊ ဗြဟ္မကာယိကေသု၊ ဗြဟ္မာတို့၌ဖြစ်ကုန်သော၊ ဒေဝေသု၊ ဗြဟ္မာတို့
၌၊ အတ္တဘာဝပရိယေဝံ၊ အတ္တဘောဇီဖြစ်ခြင်းကို အာသိသမာနာ၊ တောဝဋ်
တကုန်သည်ဖြစ်၍၊ ဣတ္ထယမာနာ၊ အလိုရှိကုန်သည်ဖြစ်၍၊ သာဒိယမာနာ၊
သာယာကုန်သည်ဖြစ်၍၊ ပဗ္ဗိယမာနာ၊ တောဝဋ်တကုန်သည်ဖြစ်၍၊ ဝိယမာ
နာ၊ ချစ်ကုန်သည်ဖြစ်၍၊ အဘိဇ္ဇမာနာ၊ အလွန်ရခြင်းကို ပြောဆိုတတ်ကုန်
သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အာသိသမာနာတိပဒဿ၊ အာသိသ
မာနာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပုဏ္ဏကဏ္ဍတ္တတာဝန္တိ၊ ပုဏ္ဏ
ကဏ္ဍတ္တဘာဝံဟူသည်ကား၊ ဧတ္ထ၊ ဤလူ၏အဖြစ်အစရှိသည်၌၊ အတ္တဘာဝါ
ဘိနိဗ္ဗတ္တိံ၊ အတ္တဘောဇီဖြစ်ခြင်းကို၊ အာသိသမာနာ၊ တောဝဋ်တကုန်သည်
ဖြစ်၍၊ ဧတ္ထေတ္ထိယမဟာသာလကုလေ၊ ချားသောဥစ္စာနှစ်ရှိသောဤမင်းမျိုး
၌၊ အတ္တဘာဝါဘိနိဗ္ဗတ္တိံ၊ အတ္တဘောဇီဖြစ်ခြင်းကို၊ အာသိသမာနာ၊ တောဝဋ်
တကုန်သည်ဖြစ်၍၊ (ဝ)၊ ဗြဟ္မကာယိကေသု၊ ဗြဟ္မာတို့၌ဖြစ်ကုန်သော၊ ဧတ္ထ
ဒေဝေသု၊ ဤဗြဟ္မာတို့၌၊ အတ္တဘာဝါနိဗ္ဗတ္တိံ၊ အတ္တဘောဇီ ဖြစ်ခြင်းကို၊ အာ
သိသမာနာ၊ တောဝဋ်တကုန်သည်ဖြစ်၍၊ ဣတ္ထယမာနာ၊ အလိုရှိကုန်သည်ဖြစ်
၍၊ သာဒိယမာနာ၊ သာယာကုန်သည်ဖြစ်၍၊ ပဗ္ဗိယမာနာ၊ တောဝဋ်တကုန်သည်
ဖြစ်၍၊ ဝိယမာနာ၊ ချစ်ကုန်သည်ဖြစ်၍၊ အဘိဇ္ဇမာနာ၊ အလွန်ရခြင်းကိုဆို
ကုန်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အာသိသမာနာပုဏ္ဏကဏ္ဍတ္တတာဝ
န္တိပဒဿ၊ အာသိသမာနာပုဏ္ဏကဏ္ဍတ္တဘာဝံဟူသောပုဒ်၏၊ အတ္ထော၊ အ
နက်တည်း၊ ဇရံသိတာယညမကပ္ပယိ သူတိ၊ ဇရံသိတာယညမကပ္ပယိ သု
ဟူသည်ကား၊ ဇရာနိသိတာ၊ အိုခြင်းကို ဖြစ်ကုန်၍၊ ဗျာမိနိသိတာ၊ နာခြင်း
ကို ဖြစ်ကုန်၍၊ မရဏနိသိတာ၊ သေခြင်းကို ဖြစ်ကုန်၍၊ သောကပရိဒေဝဒုက္ခ
ဒေါမနာသု ပါယာသနိသိတာ၊ ပိုးရိပ်ခြင်း၊ ဝိုးကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံး
မသေးယာခြင်းပင်ပန်းခြင်းကို ဖြစ်ကုန်၍၊ ဇောတိနိသိတာ၊ ဖြစ်ခြင်းကို ဖြစ်ကုန်
၍၊ ယဒေဝ၊ အကြင်ယဇ်ကိုသာလျှင်၊ ယေ၊ အကြင်သူတို့သည်၊ အကပ္ပယိ
သု၊ ပြုကုန်၏၊ တေ၊ ထိုသူတို့သည်၊ ဇရံနိသိတာ၊ အိုခြင်းကို ဖြစ်ကုန်၍၊ တဒေ
ဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိ သု၊ ပြုကုန်၏၊ ယေ၊ အကြင်သူတို့သည်၊
ဇရာနိသိတာ၊ အိုခြင်းကို ဖြစ်ကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကိုသာလျှင်၊ အ
ကပ္ပယိ သု၊ ပြုကုန်၏၊ တေ၊ ထိုသူတို့သည်၊ ဗျာမိနိသိတာ၊ နာခြင်းကို ဖြစ်
ကုန်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိ သု၊ ပြုကုန်၏၊ ယေ၊ အကြင်
သူတို့သည်၊ ဗျာမိနိသိတာ၊ နာခြင်းကို ဖြစ်ကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကို

သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့သည်၊ မရေ့ကနိသိတာ၊
 လောခြင်းကို ဖြိုကုန်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်
 ၏၊ ယေ၊ အကြင်သူတို့သည်၊ မရေ့ကနိသိတာ၊ သေခြင်းကို ဖြိုကုန်၍၊
 ယဒေဝ၊ အကြင်ယဇ်ကို သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့
 သည်၊ သောကပရိဒေဝ ဒုက္ခ ဒေါမနထုပါယာသနိသိတာ၊ ဝိုးရိပ်ခြင်း
 ဝိုးကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပင်ပန်းခြင်းကို ဖြိုကုန်သည်
 ဖြစ်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ ယေ၊ အကြင်
 သူတို့သည်၊ သောကပရိဒေဝ ဒုက္ခဒေါမနထု ပါယာသနိသိတာ၊ ဝိုးရိပ်
 ခြင်း ဝိုးကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပင်ပန်းခြင်းကို ဖြိုကုန်
 သည်ဖြစ်၍၊ ယဒေဝ၊ အကြင်ယဇ်ကို သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊
 တော၊ ထိုသူတို့သည်၊ ဝါနိသိတာ၊ ဝါကို ဖြိုကုန်၍၊ တဒေဝ၊ ထိုယဇ်ကို
 သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ ယေ၊ အကြင်သူတို့သည်၊ ဝါနိသိတာ၊
 ဝါကို ဖြိုကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏
 တော၊ ထိုသူတို့သည်၊ ဥပပတ္တိနိသိတာ၊ ဖြစ်ခြင်းကို ဖြိုကုန်၍၊ တဒေဝ၊ ထို
 ယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ ယေ၊ အကြင်သူတို့သည်၊ ဥပပတ္တိ
 နိသိတာ၊ ဖြစ်ခြင်းကို ဖြိုကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကိုသာလျှင်၊ အကပ္ပ
 ယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့သည်၊ ပဋိသန္ဓိနိသိတာ၊ ပဋိသန္ဓေကို ဖြိုကုန်
 ၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ ယေ၊ အကြင်သူ
 တို့သည်၊ ပဋိသန္ဓိနိသိတာ၊ ပဋိသန္ဓေကို ဖြိုကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကို
 သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့သည်၊ ဘဝနိသိတာ၊ ဘဝ
 ကို ဖြိုကုန်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ ယေ၊ အ
 ကြင်သူတို့သည်၊ ဘဝနိသိတာ၊ ဘဝကို ဖြိုကုန်၍၊ ယဒေဝ၊ အကြင်ယဇ်ကို
 သာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့သည်၊ သံသာရနိသိတာ၊
 သံသာရကို ဖြိုကုန်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏
 ယေ၊ အကြင်သူတို့သည်၊ သံသာရနိသိတာ၊ သံသာရကို ဖြိုကုန်၍၊ ယဒေဝ၊
 အကြင်ယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်၏၊ တော၊ ထိုသူတို့သည်၊
 ဝဇ္ဇနိသိတာ၊ ဝဇ္ဇသုံးပါးကို ဖြိုကုန်၍၊ အဇ္ဈိနာ၊ ကပ်သုံးပါး၌ ပြုကုန်၍၊ ဥပဂ
 တာ၊ ကပ်သော အားဖြင့် ရောက်ကုန်၍၊ အဇ္ဈောသိတာ၊ အလွန်သက်ကုန်၍၊
 အဓိရုတ္တာ၊ ဝင်ကုန်၍၊ တဒေဝ၊ ထိုယဇ်ကိုသာလျှင်၊ အကပ္ပယိံ သု၊ ပြုကုန်
 ၏၊ ဣတိ ဣယံ၊ ဤသည်လျှင်၊ ဇရိတိတာယညမကပ္ပယိံ သုတိပဒဿ၊ ဇရိ
 တိတာယညမကပ္ပယိံ သုဟူသော ကုန်၏၊ အတ္ထော၊ အနက်သည်း၊ တေန၊

ထိုကြောင့် အဝဂါ၊ ဖြတ်စွဲတရားသည်၊ ယေကေဓိမေဇ္ဇသယောမနူဇာ
 ပုဏ္ဏကာဘိဝကပါ၊ ခတ္တိယာတြာဟ္မတာဒေဝတနံ၊ ယညကပ္ပယိံ သုပုထု
 ဣဓေသာကော၊ အာသိသမာနာ ပုဏ္ဏကဗ္ဗတ္ထထာဝံ၊ ဇရံသိတာယညမကပ္ပ
 ယိံ သူကိ၊ ယေကေဓိမေဇ္ဇသယောမနူဇာ (လ) ဇရံသိတာယညမကပ္ပယိံ
 သုပုထုအဝဂါဟောတော်မူပြီ။ ။

ယေကေဓိ၊ ခပ်သိမ်းကုန်သော၊ ဣမေဇ္ဇသယောဤရသေ့တို့သည်လည်း
 ကောင်းမနူဇာ၊ လူတို့သည် ထည်းကောင်း၊ ခတ္တိယာ၊ မင်းတို့သည်၎င်း၊
 ဗြာဟ္မတာ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အာသိသမာနာ၊ တောင့်တကုန်
 သည်ဖြစ်၍ ဣဓေသာကော၊ ဤသတ္တဝေသာကဏ္ဍ၊ ဒေဝတနံ၊ နတ်တို့အား၊
 ယညံ၊ ယဇ်ကို၊ ပုထု၊ များစွာ၊ အကပ္ပယိံ သု၊ ပြုကြကုန်၏၊ ဘဂဝါ၊ ထန်း
 ဟော်ကြီး၊ ယောမာရိသ၊ အရှင်တရား၊ ယညပထေ၊ ယဇ်၌၊ အပ္ပမတ္တာ၊ မဝေ
 မသေ့ပုဂ္ဂိုလ်တို့၊ သာဟော၊ ထိုသူတို့သည်၊ ဇာကိဗ္ဗေ၊ ဇာတိကိုလည်းကောင်း၊
 ဇနုဗ္ဗေ၊ ဇာတိကိုလည်းကောင်း၊ အာဘရံ၊ လွန်မြောက်ကုန်ပြီးဟူ၍၊ ကာထံနု၊
 အဘယ် ဗျူဟ်၊ ကိစ္စိသု၊ ကြားသူးပါသနည်း၊ တံ၊ ထိုအကြောင်းကို၊ ပုဏ္ဏံ၊ မိ
 မေးပါ၏၊ ဘဂဝါ၊ ထန်းတော်ကြီးသောအရှင်တရား၊ တံ၊ အရှင်တရားသည်
 တံ၊ ထိုအကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော၊ ယေကေဓိမေဇ္ဇ
 သယောမနူဇာ၊ ခပ်ညွတ်ဒေ၊ ယေကေဓိမေဇ္ဇသယောမနူဇာဟူသောဤပုဂ္ဂို
 လ်ယေကေဓိ၊ ယေကေဓိဟူသည်ကား၊ (ဇ)၊ ကိစ္စိသုတေတဂဝါယညပ
 ထေ၊ အပ္ပမတ္တာညွတ်ဒေ၊ (ဇ) ကိစ္စိသုတေ တဂဝါယညပထေ၊ အပ္ပမတ္တာဟူ
 သောဤပုဂ္ဂိုလ်၊ ကိစ္စိသု တံ၊ ကိစ္စိသုဟူသည်ကား၊ ဇေံနု၊ ခေါ၊ ဤသို့ဖြစ်သလော၊
 နုနုခေါ၊ မဖြစ်သလော၊ ကိစ္စိခေါ၊ အဘယ်သို့ဖြစ်သနည်း၊ ကထံနုခေါ၊ အ
 ဘယ်ကြောင့်ဖြစ်သနည်း၊ ဣတိ၊ ဤသို့သံသယပုစ္ဆာ၊ သံသယရှိ၍ မေးခြင်း
 တည်း၊ ဝိမ ဝိပုစ္ဆာ၊ ယုံမှားရှိ၍မေးခြင်းတည်း၊ ဧဒ္ဓန္တကပုစ္ဆာ၊ နှလုံးနှစ်ခွဲရှိ၍
 မေးခြင်းတည်း၊ အနုကံ ပုစ္ဆာ၊ စင်စစ်မထိ၍မေးခြင်းတည်း၊ ဣတံအယံ၊
 ဤသည်သည်၊ ကိစ္စိသု ဝိပဒေသာ၊ ကိစ္စိသုဟူသောပုဂ္ဂိုလ်၊ အတ္ထေ၊ အနုကံ
 တည်း၊ ဧကကိ တေဟူ၍၊ ယညပထေကော၊ ယဇ်ကိုဖြစ်စေတတ်ကုန်သော
 သူတို့ကို၊ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဘဂဝါ၊ တံ၊ တဂဝါဟူသောဤအမည်
 တော်သည်၊ ဝါရဝါပိပစနံ၊ အရို အသေ ဆိုအပ်သော အမည်တော်
 တည်း၊ (ဇ)၊ သဒိံ၊ တဂဝါတိနာမံ၊ အကြင်တဂဝါဟူသောအမည်တော်
 သည်း၊ အတ္တိ၊ ရှိ၏၊ တေံ၊ ထိုတဂဝါဟူသောအမည်တော်သည်၊ သတ္တိကော၊
 မျက်စေ့ကပ်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဣတံအယံ၊ ဤ

သည့်သျှင်၊ ကိစ္စိသုဘဘဝဂါကိပဒဿ၊ ကိစ္စိသုဘဘဝဂါဟူသောပုဒ်၏ အတ္ထော၊ အနက်တည်း၊ ယညပထေအပ္ပမတ္တာတိတ္ထေပဒေ၊ ယညပထေ အပ္ပမတ္တာဟူသောဤပုဒ်၌၊ ယညောယေဝ၊ ယဇ်ကိုသာလျှင်၊ ယညပထော၊ ယညပထဟူ၍၊ ဝုစ္စကိ၊ ဆိုအပ်၏၊ အရိယမဂ္ဂေါ၊ အရိယာတို့၏ခရီးကို၊ အရိယပထော၊ အရိယပထဟူ၍လည်းကောင်း၊ ဒေဝမဂ္ဂေါ၊ နတ်တို့၏ခရီးကို၊ ဒေဝပထော၊ ဒေဝပထဟူ၍လည်းကောင်း၊ ဗြဟ္မမဂ္ဂေါ၊ ဗြဟ္မာတို့၏ခရီးကို၊ ဗြဟ္မပထော၊ ဗြဟ္မပထဟူ၍လည်းကောင်း၊ ဝုစ္စတိယထော၊ ဆိုအပ်သကဲ့သို့၊ ဝေမေဝ၊ ဤအတူလည်းကောင်း၊ ယညောယေဝ၊ ယဇ်ကိုသာလျှင်၊ ယညပထော၊ ယညပထဟူ၍၊ ဝုစ္စကိ၊ ဆိုအပ်၏၊ အပ္ပမတ္တာတိ၊ အပ္ပမတ္တာဟူသည့် ကား၊ ယညပထေ၊ ယဇ်ပူဇော်ခြင်း၌၊ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သောသူ တို့သည်၊ သတ္တဝကောရိနော၊ အရိအသေပြုလေ့ရှိကုန်သောသူတို့သည်၊ သာ တက္ခကောရိနော၊ မြက်သောအဖြစ်ကိုပြုလေ့ရှိကုန်သောသူတို့သည်၊ အဋ္ဌိတ ကောရိနော၊ မြိမြိတည်ကြည်စွာပြုလေ့ရှိကုန်သောသူတို့သည်၊ အနောထိန ဝုတ္တိကော၊ မတွန့်မယုတ်သော၊ ပွားခြင်းသဘောရှိကုန်သော သူတို့သည်၊ အ နိက္ခိတ္တကော၊ မချသောဆန္ဒစိရိယရှိကုန်သောသူတို့သည်၊ အနိက္ခိတ္တဇရာ၊ မချသောမြဲမြံသောစိတ်ရှိကုန်သောသူတို့သည်၊ တစ္စရိတာ၊ ထိုယဇ်ကိုစွဲ ၍လေ့ကျက်ကုန်သောသူတို့သည်၊ တဗ္ဗဟုသာ၊ များသောအားဖြင့်ထိုယဇ် ကိုပွားလေ့ရှိကုန်သောသူတို့သည်၊ တဂ္ဂရူကာ၊ ထိုယဇ်ကို အထေးပြုကုန် သောသူတို့သည်၊ ကန္နိန္ဒာ၊ ထိုယဇ်၌ညွတ်ကုန်သောသူတို့သည်၊ တပေါ ထာ၊ ထိုယဇ်၌ဝမ်းသည်ဖြစ်၍ နေကုန်သောသူတို့သည်၊ တပ္ပန္နာရာ၊ ထို ယဇ်၌ရှိုင်းကုန်သော သူတို့သည်၊ တဒမိမုတ္တာ၊ ထိုယဇ်ကိုနှလုံးသွင်းကုန် သောသူတို့သည်၊ တဒမိပထေယျာ၊ ထိုယဇ်ကိုအကြီးပြု၍ နေကုန်သောသူ တို့သည်၊ ဣတိအသိ၊ ဤသည်လျှင်၊ တေဝိယညပထေအပ္ပမတ္တာတိပဒဿ၊ တေဝိယညပထေအပ္ပမတ္တာဟူသောပုဒ်၏ အတ္ထော၊ အနက်တည်း၊ တစ္စရိ တာ၊ ထိုယဇ်ကိုစွဲ၍လေ့ကျက်ကုန်သော၊ (လ)၊ တဒမိပထေယျာ၊ ထိုယဇ် ကိုအကြီးပြု၍နေကုန်သော၊ ယေပိ၊ အကြင်သူတို့သည်လည်း၊ စိဝေပိဏ္ဍပိ တသေနာ သနဂိကာနပစ္စယကောသုန္ဓာရိက္ခာရံ၊ သင်္ကန်းသွင်း၊ ကျောင်းသူနာ ၏အထောက်အပံ့ဖြစ်သော ဆေးပရိက္ခရာ လည်းကောင်း၊ အန္တိထမင်း ၎င်း၊ ပါနံ၊ အပျော်လည်းကောင်း၊ (လ)၊ ဝေဝယျာဝေဝထပဒိဇေယျံ၊ အိပ်ရာနေ ရာကျောင်းဆီမီး လည်းကောင်း၊ ဣတိ၊ ဤသို့၊ ယညံ၊ ယဇ်ကို၊ ဝေန္တိ၊ စိတ် ဖြင့်ရှာကုန်၏၊ ဝေဝသန္တိ၊ လုံ့လဖြင့်ရှာကုန်၏၊ တေဝိ၊ ထိုသူတို့သည်လည်း

ယညပထေ၊ ယဇ်ဟူသောခရီး၌၊ အပ္ပမတ္တာ၊ မစေ့မလျော့သော သူမည်ကုန်
 ၏၊ တစ္စရိယာ၊ ထိုယဇ်ကိုစွဲ၍ လေ့ကျက်ကုန်သော၊ တဗ္ဗဟုလာ၊ များသော
 အားဖြင့်ထိုယဇ်ကို ပွားလေ့ရှိကုန်သော၊ တဂ္ဂရုကာ၊ ထိုယဇ်ကိုအထေ့ပြု
 ကုန်သော၊ တန္တိန္ဒာ၊ ထိုယဇ်၌ ညွတ်ကုန်သော၊ တပေါတာ၊ ထိုယဇ်၌ ငှား
 သည်ဖြစ်၍နေကုန်သော၊ တဗ္ဗတ္တရာ၊ ထိုယဇ်၌ ရှိုင်းကုန်သော၊ တဒမိမုတ္တာ၊
 ထိုယဇ်ကိုနှုတ်ဆုံးသွင်းကုန်သော၊ တဒမိပထေယျာ၊ ထိုယဇ်ကိုအကြီးပြု၍
 နေကုန်သော၊ ယေဝိ၊ အကြင်သူတို့သည်လည်း၊ စိဝရေပိဏ္ဍပါတသေနာ
 သနဂိလာနပစ္စယဘော သဇ္ဇပရိက္ခာရံ၊ သင်္ကန်းဆွမ်းကျောင်းသုနာဇီအထော
 အပနံပြစ် သာသေးပရိက္ခရာ လည်းကောင်း၊ အန္တိ၊ ထမင်း လည်းကောင်း၊
 ပါနံ၊ အဖျော်လည်းကောင်း၊ ဝတ္တံ၊ အခတ်လည်းကောင်း၊ ယာနံ၊ ယာဉ်လည်း
 ကောင်း၊ မာလာ၊ မန်းလည်းကောင်း၊ ဂန္ဓဝိလေပနံ၊ နံ့သာနံ့သာပြောင်း
 လည်းကောင်း၊ သေယျာသထပဒိပေယျံ၊ အိပ်ရာနေရာကျောင်းဆီမီးလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ယညံ၊ ယဇ်ကို၊ အဘိသင်္ခရာန္တိ၊ ပြုပြင်ကုန်၏၊ ယ
 ဇန္တိ၊ ပူဇော်ကုန်၏၊ ပရိစ္စန္တိ၊ စွန့်ကုန်၏၊ တေဝိ၊ ထိုသူတို့သည်လည်း၊
 ယညပထေ၊ ယဇ်၌၊ အပ္ပမတ္တာ၊ မစေ့မလျော့သော သူမည်ကုန်၏၊ တစ္စရိ
 ယာ၊ ထိုယဇ်ကိုစွဲ၍ လေ့ကျက်ကုန်သော၊ (ပ)၊ တဒမိပထေယျာ၊ ထိုယဇ်
 ကိုအကြီးပြု၍နေကုန်သော၊ ယေဝိ၊ အကြင်သူတို့သည်လည်း၊ စိဝရေပိဏ္ဍပါတ
 တ(ဇ)သေယျာဝ သထပဒိပေယျံ၊ သင်္ကန်းဆွမ်း(ဇ)အိပ်ရာနေရာကျောင်း
 ဆီမီးလည်းကောင်း၊ ဣတိ၊ ဤသို့၊ ယညံ၊ ယဇ်ကို၊ ဇန္တိ၊ လှူကုန်၏၊ ယဇန္တိ၊
 ပူဇော်ကုန်၏၊ ပရိစ္စန္တိ၊ စွန့်ကုန်၏၊ တေဝိ၊ ထိုသူတို့သည်လည်း၊ ယညပ
 ထေ၊ ယဇ်၌၊ အပ္ပမတ္တာ၊ မစေ့မလျော့သော သူမည်ကုန်၏၊ ဣတိ အထိ၊ ဤသည်
 သျှင်၊ ကိစ္စိသုတေတာဝဂါ ယညပထေ အပ္ပမတ္တာတိပဒေသ၊ ကိစ္စိသုတေ
 အပ္ပမတ္တာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အဘာရုဇာတိဝ္ဗဇေဗ္ဗမာ
 ရိသဘာဝိ၊ အဘာရုဇာတိဝ္ဗဇေဗ္ဗမာရိသဟူသည်ကား၊ ဇရာမရဏံ၊ ဇရာ
 မရဏကို၊ အတရိံသု၊ လွန်မြောက်ကုန်ပြီဟူ၍၊ ဥတ္တရိံသု၊ အထူးသဖြင့်
 လွန်မြောက်ကုန်ပြီဟူ၍၊ ပတရိံသု အပြာအားဖြင့် လွန်မြောက်ကုန်ပြီဟူ
 ၍၊ သမတိတ္တဒိံသု၊ ကောင်းစွာထွန်းမြောက်ကုန်ပြီဟူ၍၊ ဝိဘိဝဠိတိံသု၊ အထူး
 သဖြင့်လွန်ကုန်ပြီဟူ၍၊ ကထံနု၊ အထက်သို့၊ သုဘော၊ ကြားဘူးပါသည်၊ မာ
 ရိသဘာဝိ၊ မရိသဟူသည်ကား၊ ဝိယာဝစနံ၊ မျက်စွယ်ဆိုသောစကားတည်း၊
 ဝရုစပနံ၊ အသေးအမြတ်ဆိုသောစကားတည်း၊ မာရိသဘာဝိဇေတံ၊ မာရိသ
 ဟူသောဤသဒ္ဓါသည်၊ သဝါရေသဗ္ဗဗိသုပဓိဝစနံ၊ ရိုသေတုတ်ဝတ်ခြင်းနှင့်

တကွဆိုသောစကားတည်း။ ဣတိအယံ၊ ဤ သည်လျှင်၊ အတာရုဇာတိဥဇရ
 ဥမာရိသာ၊ ဘိဝဒဿ၊ အတာရုဇာတိဥဇရဥမာရိသဟူသောပုဒ်၏။ အတ္ထော၊
 အနက်တည်း။ ပုစ္ဆာမိတံ ဘဂဝါ ဗြဟ္မိဟိမေတန္တိ၊ ဣပဒေ၊ ပုစ္ဆာမိတံ ဘဂ
 ဝါ ဗြဟ္မိဟိမေတံ ဟူသောဤပုဒ်၌၊ ပုစ္ဆာမိတန္တိ၊ ပုစ္ဆာမိတံဟူသည့်ကား၊
 တံ၊ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏။ တံ၊ ထိုအကြောင်းကို၊ ယာစမိ၊
 တောင်းပန်ပါ၏။ တံ၊ ထိုအကြောင်းကို၊ အတ္ထေသာမိ၊ တိုက်တွန်းပါ၏။ တံ၊
 ထိုအကြောင်းကို၊ ပဿာဒေမိ၊ ကြည်ညိုပါ၏။ မေ၊ အက္ခရိပ်အား၊ ကထယ
 သာ၊ ဟောတော်မူပါလော့။ ဣတိအယံ၊ ဤ သည်လျှင်၊ ပုစ္ဆာမိတန္တိ ဝဒဿ၊
 ပုစ္ဆာမိတံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဘဂဝါတိ၊ ဘဂဝါဟူသော
 အမည်တော်သည်။ ဝါရဝါစိစဝနံ၊ အရိုအသေဆိုအပ်သော အမည်တော်
 တည်း။ (ဝ)၊ ယဒိဒံ ဘဂဝါတိ နာမံ၊ အကြင်ဘဂဝါဟူသော အမည်တော်
 သည်၊ အတ္ထိ ရှိ၏။ ဧတံ၊ ထိုဘဂဝါဟူသော အမည်တော်သည်။ သန္တိကော၊
 မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း။ ဗြဟ္မိဟိမေတန္တိ၊
 ဗြဟ္မိဟိမေတံဟူသည့်ကား၊ ဗြဟ္မိအာစိက္ခ၊ ကြားတော်မူပါလော့၊ ဒေသေဟိ၊
 ဘောတော်မူပါလော့၊ ပညပေဟိ၊ သိစေပါလော့၊ ပဋ္ဌပေဟိ၊ ထားပါလော့။
 ဝိဝရ၊ ဖွင့်ပါလော့၊ ဝိဘဇ၊ ဝေဟန်ပါလော့၊ ဥတ္တရိ၊ ကရောဟိ၊ ထင်ရှားပြု
 ပါလော့၊ ပကာသေဟိ၊ ထင်ရှားပြပါလော့။ ဣတိအယံ၊ ဤသည်လျှင်၊ ပုစ္ဆာ
 မိတံ ဘဂဝါ ဗြဟ္မိဟိမေတံတိ ဝဒဿ၊ ပုစ္ဆာမိတံဘဂဝါ ဗြဟ္မိဟိမေတံဟူ
 သောပုဒ်၏။ အတ္ထော၊ အနက်တည်း။ တေန၊ ထိုကြောင့်၊ သောဗြဟ္မဇော၊
 ထိုပုစ္ဆာကုမ္ပဏီသုတ္တံ၊ ယေကေစိမေဇ္ဇသယောမနူဇေ၊ ဣစ္စာယသ္မာပုစ္ဆာ
 ကော၊ ခတ္တိယာဗြာဟ္မဏာဒေဝတာနံ၊ ယညမကပ္ပယိံ သုပုဏ္ဏုဇေလောကေ
 ကပ္ပိသုဘောဘဂဝါ ယညပထေ အပ္ပမတ္တာ၊ အတာရုဇာတိဥဇရဥမာရိသာ၊
 ပုစ္ဆာမိတံ၊ ဘဂဝါ ဗြဟ္မိဟိမေတန္တိ၊ ယေကေစိမေဇ္ဇသယောမနူဇေ၊ ဣစ္စာ
 ယသ္မာပုစ္ဆာကော၊ ခတ္တိ ဝါဗြာဟ္မဏာဒေဝတာနံ၊ ယညမကပ္ပယိံ သုပုဏ္ဏု
 ဇုဇေလောကေ၊ ကပ္ပိသုဘောဘဂဝါ ယညပထေ အပ္ပမတ္တာ၊ အတာရုဇာတိဥ
 ဇရဥမာရိသာ၊ ပုစ္ဆာမိတံဘဂဝါ ဗြဟ္မိဟိမေတံဟူ၍၊ အာဟ၊ လျှောက်ပြီ။ ။

ပုစ္ဆာကုမ္ပဏီသုတ္တံ၊ ယေ၊ အကြင်သူတို့သည်၊ အာယိသန္တိ၊ ရူပါရုံ
 စသည်ကိုတောင့်တကုန်၏။ ထေဝယန္တိ၊ ယာစိကိုပြီးပွမ်းကုန်၏။ အာစိ
 ဇေပန္တိ၊ ရူပါရုံစသည်တို့ကိုတောင့်တ၍စကားဆိုကုန်၏။ ဇုဟန္တိ၊ ပေးကမ်း
 ကုန်၏။ လာဘံ၊ ရူပါရုံစသည်တို့ကို ရခြင်းကို၊ ပရိစ္စ၊ စွဲ၍၊ ကာမာဘိဇေပန္တိ၊
 ကာမကိုတောင့်တ၍အဖန်တလဲလဲစကားကို ဆိုကုန်၏။ ယာဇယောဂါ၊

ယဇ်ကံလုံ့ထပြုကုန်သော၊ တေထိုရသေ့အစရှိကုန်သောသူတို့သည်၊ အာ
 သိသနာဒိတိ၊ တောင့်တခြင်းအစရှိသည်တို့ဖြင့်၊ တဝရာဂတ္တော၊ တဝရာဂ
 ဖြင့်တပ်ကုန်သည်ဖြစ်၍၊ ဇာတိဇရံ၊ ဇာတိဇရာကို၊ နာကရိသုမလွန်နိုင်
 ကုန်။ ဣတိ၊ ဤသို့၊ ဗြုမိ၊ ငါထုရူးဟောတော်မူ၏။ ဣတိ၊ ဤသို့၊ တဂါ၊ မြတ်
 စွာထုရူးသည်၊ ဝိသဇ္ဇေထိ၊ ဖြေတော်မူ၏။ အာသိသန္တိ ထောမယန္တိ
 အဘိဇပုန္တိ ဇာဟန္တိတိ ဧတ္ထပဒေ၊ အာသိသန္တိ ထောမယန္တိ အဘိဇပုန္တိ
 ဇာဟန္တိဟူသောဝုန်၌၊ အာသိသန္တိတိ၊ အာသိသန္တိဟူသည်ကား၊ ဇူပပမိဏာ
 တံ၊ ရှုဂါရုံကိုရခြင်းကို၊ အာသိသန္တိ၊ တောင့်တကုန်၏၊ သဒ္ဓပမိဏာ၊ တံ၊ သဒ္ဓါ
 ရုံကိုရခြင်းကို၊ အာသိသန္တိ၊ တောင့်တကုန်၏၊ ဂန္ဓရသဗောဠဗ္ဗပမိဏာ၊ တံ၊
 ဂန္ဓာရုံရသာရုံ ဗောဠာရုံကိုရခြင်းကို၊ အာသိသန္တိ၊ တောင့်တကုန်၏၊ ပုတ္တ
 ဒါရဓနရသ ဣဿရိယပမိဏာ၊ တံ၊ သားမယားဥစ္စာအရွှေအရံ အစို့ရခြင်း
 ကို၊ အာသိသန္တိ၊ တောင့်တကုန်၏၊ ဓတ္တိယ မဟာသဂါယကုဏေ၊ များသော
 ဥစ္စာနှစ်ရှိသောမင်းမျိုး၌၊ အတ္တဘာဝပမိဏာ၊ တံ၊ အတ္တဘောကိုရခြင်းကို၊
 အာသိသန္တိ၊ တောင့်တကုန်၏၊ ဗြဟ္မဏမဟာသဂါယ ကုဏေ၊ များသော
 ဥစ္စာနှစ်ရှိသောပုဏ္ဏားမျိုး၌၊ ဂဟပတိမဟာသဂါယကုဏေ၊ များသောဥစ္စာ
 နှစ်ရှိသောသူကြွယ်မျိုး၌၊ အတ္တဘာဝပမိဏာ၊ တံ၊ အတ္တဘောကို ရခြင်းကို၊
 အာသိသန္တိ၊ တောင့်တကုန်၏၊ ဓာတုမဟာရာဇိကေသု၊ စတုမဟာရာဇ်ထံ
 ၌ဖြစ်ကုန်သော၊ ဒေဝေသု၊ နတ်တို့၌၊ (ပ)၊ ဗြဟ္မကဿိကေသု၊ ဗြဟ္မာထံ၌ဖြစ်
 ကုန်သော၊ ဒေဝေသု၊ ဗြဟ္မာတို့၌၊ အတ္တဘာဝပမိဏာ၊ တံ၊ အတ္တဘောကို ရခြင်း
 ကို၊ အာသိသန္တိ၊ တောင့်တကုန်၏၊ ဣန္ဒြိယန္တိ၊ အလိုရှိကုန်၏၊ သါဒိယန္တိ၊ သာယာ
 ကုန်၏၊ ပတ္တယန္တိ၊ တောင့်တကုန်၏၊ ဝိဘယန္တိ၊ ချစ်နှစ်လိုကုန်၏၊ ဣတိအယံ၊
 ဤသည်လျှင်၊ အာသိသန္တိ ပဒေသ၊ အာသိသန္တိဟူသောဝုန်၏၊ အတ္တော၊ အ
 နက်တည်း၊ တောမယန္တိတိ၊ တောမယန္တိဟူသည်ကား၊ ယညံဝါ၊ ယဇ်ကိုမူ
 လည်း၊ ထောမယန္တိ၊ မြီးမွှမ်းကုန်၏၊ ဖလံဝါ၊ အကျိုးကိုမူလည်း၊ ထောမယန္တိ၊
 မြီးမွှမ်းကုန်၏၊ ဒေက္ခိတေပေဉ္စဝါ၊ အလှူခံသောသူတို့ကိုလည်း၊ ထောမယန္တိ၊
 မြီးမွှမ်းကုန်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ယညံ၊ ယဇ်ကို၊ ထောမယန္တိ၊ မြီးမွှမ်း
 ကုန်သနည်း၊ သုဝိဒိန္နံ၊ စင်ကြယ်စွာပြု၍လှူအပ်၏၊ မနာပဒိန္နံ၊ နှလုံးကိုပွားစေ၍
 လှူအပ်၏၊ ပဏီတဒိန္နံ၊ မြတ်သည်ကိုလှူအပ်၏၊ ကာထေန၊ လျှောက်ပတ်သော
 အခါ၌၊ ဒိန္နံ၊ လှူအပ်၏၊ ကပ္ပိယံ၊ အပ်သည်ကို၊ ဒိန္နံ၊ လှူအပ်၏၊ ဝိစေယျ၊ ရွေး
 ချယ်၍၊ ဒိန္နံ၊ လှူအပ်၏၊ အနဝဇ္ဇဒိန္နံ၊ အပြစ်မရှိသည်ကိုလှူအပ်၏၊ အဘိဗျ
 ဒိန္နံ၊ မပြတ်လှူအပ်သည်ကို၊ ဝိတ္တံပသာဒိတံ၊ ဝိတ်ကို ကြည်ညိုစေ၍လှူအပ်



၏၊ ဣတိ၊ ဤသို့၊ ထောမေန္တိ၊ မြီးပွမ်းကုန်၏၊ ကိတ္တေန္တိ၊ ကျေးဇူးကိုထင်ရှားပြုကုန်၏၊ ဝဇ္ဇေန္တိ၊ ကျေးဇူးကိုဆိုကုန်၏၊ ပသံသန္တိ၊ ကြည်ညိုခြင်းကို ဖြစ်စေကုန်၏၊ ဧဝံ၊ ဤသို့၊ ယညံ၊ ယထာကံ၊ ထောမေန္တိ၊ မြီးပွမ်းကုန်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဖလံ၊ အကျိုးကို၊ ထောမေန္တိ၊ မြီးပွမ်းကုန်သနည်း၊ ဣတော နိဒါနံ၊ ဤလူ့ပြည်က လျှင်ခြင်းကြောင့် ရူပပရိယာဘော၊ နတ်ပြည်၌ ရူပံရုံကို ရခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ (ပ)၊ ဗြဟ္မကာယိကေသု၊ ဗြဟ္မာထံ၌ ဖြစ်ကုန်သော၊ ဒေဝေသု၊ ဗြဟ္မာတို့၌၊ အတ္တဘာဝပရိယာဘော၊ အတ္တတော ကိုရခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ထောမေန္တိ၊ မြီးပွမ်း ကုန်၏၊ ကိတ္တေန္တိ၊ ကျေးဇူးကို ထင်ရှားပြုကုန်၏၊ ဝဇ္ဇေန္တိ၊ ကျေးဇူးကိုဆို ကုန်၏၊ ပသံသန္တိ၊ ကြည်ညိုခြင်းကိုဖြစ်စေကုန်၏၊ ဧဝံ၊ ဤသို့၊ ဖလံ၊ အကျိုး ကို၊ ထောမေန္တိ၊ မြီးပွမ်းကုန်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဖလံ၊ အလှူအလှူ ခံသောသူတို့ကို၊ ထောမေန္တိ၊ မြီးပွမ်းကုန်သနည်း၊ ဓက္ခိတေယျာ၊ ယထာကံခံ ကုန်သောသူတို့သည်၊ ဇာတိသမ္ပန္နာ၊ ဇာတ်နှင့်ပြည့်စုံကုန်၏၊ ဂေါတ္တသမ္ပန္နာ၊ အနွယ်နှင့်ပြည့်စုံကုန်၏၊ အတ္ထာယကာ၊ ဗေဒင်ကို သုဇ္ဈာယ်တတ်ကုန်၏၊ မန္တဓရာ၊ ဗေဒင်ကိုဆောင်ကုန်၏၊ သနိဗဏ္ဍုကေဓု၊ သနိဗဏ္ဍုကျမ်း ကေဓု၊ သကျမ်းနှင့် တကွဖြစ်ကုန်သော၊ အက္ခရပ္ပဘေဒါနံ၊ အက္ခရာအပြား ကိုပြတတ်ကုန်သော၊ ဣတိ ဟာသပဉ္စမာနံ၊ ဣတိ ဟာသကြမ်းလျှင် ဝါးချ ခြောက်ကုန်သော၊ တိဏ္ဍိဗေဒါနံ၊ ဗေဒင်သုံးခုတို့၏၊ ပါရဂူ၊ အဆုံးသို့ရောက် ကုန်၏၊ ဗဒကာ၊ ဗေဒင်အရကိုဟတ်ကုန်၏၊ ဝေယျာကရဏာ၊ ဗျာက ရှိတင်း ကျမ်းကိုဟတ်ကုန်၏၊ လောကဿတမဟာပုရိသထက္ခဏေသု၊ သာသနာ၏ ဆန့်ကျင်ဘက်ဖြစ်သောကျမ်းယောကျ်ားမြတ်၏ထက္ခဏာကျမ်းတို့၌၊ အ နာယော၊ အကြွင်းမရှိတတ်ကုန်၏၊ ဝိတရာဂါဝါ၊ ရာဂမှလည်းကင်းကုန်၏၊ ရာဂဝိနယာယဝါ၊ ရာဂကင်းစေခြင်းငှါလည်း၊ ပရိပန္နာ၊ ကျင့်ကုန်၏၊ ဝိတ ဒေါသာဝါ၊ ဒေါသမှလည်းကင်းကုန်၏၊ ဒေါသဝိနယာယဝါ၊ ဒေါသကင်းစေ ခြင်းငှါလည်း၊ ပရိပန္နာ၊ ကျင့်ကုန်၏၊ ဝိတမောဟာဝါ၊ မောဟမှလည်းကင်း ကုန်၏၊ မောဟဝိနယာယဝါ၊ မောဟကင်းစေခြင်းငှါလည်း၊ ပရိပန္နာ၊ ကျင့် ကုန်၏၊ သဒ္ဓါသမ္ပန္နာ၊ သဒ္ဓါတရားနှင့်ပြည့်စုံကုန်၏၊ သီလသမ္ပန္နာ၊ သီလနှင့် ပြည့်စုံကုန်၏၊ သမာဓိသမ္ပန္နာ၊ သမာဓိနှင့်ပြည့်စုံကုန်၏၊ ပညာသမ္ပန္နာ၊ ပညာ နှင့်ပြည့်စုံကုန်၏၊ ဝိရတ္တိသမ္ပန္နာ၊ အရဟတ္တဖိုလ်နှင့်ပြည့်စုံကုန်၏၊ ဝိရတ္တိဉာ ဏသမ္ပန္နာ၊ ပစ္စဝေက္ခနာ ဉာဏ်နှင့် ပြည့်စုံကုန်၏၊ ဣတိ၊ ဤသို့၊ ထော မေန္တိ၊ မြီးပွမ်းကုန်၏၊ ကိတ္တေန္တိ၊ ကျေးဇူးကိုထင်ရှားပြုကုန်၏၊ ဝဇ္ဇေန္တိ

ကျေးဇူးကို ဆိုကုန်၏။ ပသံသန္တိ။ ကြည်ညိုခြင်းကို ဖြစ်စေကုန်၏။ ဧဝံ။
 ဤသို့။ ဒက္ခိတောယော။ ယ၏ကိုခံကုန်သော သူတို့ကို။ ထောမေန္တိ။ ခြီးပွင်း
 ကုန်၏။ ဣတိအယံ။ ဤသည်လျှင်။ အာသိသန္တိ ထော မယန္တိ တိပဒဿ။
 အာသိသန္တိ ထောမယန္တိ ဟူသောပုဒ်၏။ အတ္ထော။ အနက်တည်း။ အဘိ
 ဇပုန္တိ။ အဘိဇပုန္တိ ဟူသည်ကား။ ရူပပရိသာဘံ။ ရူပါရုံကို ရခြင်းကို။
 အဘိဇပုန္တိ။ အဖန်တလဲလဲ ပြောဆိုကုန်၏။ သဒ္ဓပရိသာဘံ။ သဒ္ဓါရုံကို
 ရခြင်းကို။ အဘိဇပုန္တိ။ အဖန်တလဲလဲ ပြောဆိုကုန်၏။ ဂန္ဓပရိသာဘံ။
 ဂန္ဓာရုံကို ရခြင်းကို။ အဘိဇပုန္တိ။ အဖန်တလဲလဲ ပြောဆိုကုန်၏။ ရသပရိ
 သာဘံ။ ရသာရုံကို ရခြင်းကို။ အဘိဇပုန္တိ။ အဖန်တလဲလဲ ပြောဆိုကုန်၏။
 (လ)။ ဗြဟ္မကာယိကေသု။ ဗြဟ္မာထံ၌ ဖြစ်ကုန်သော။ ဒေဝေသု။ ဗြဟ္မာတို့
 ၌။ အတ္တဘာဝပရိယာဘံ။ အတ္တဘောကို ရခြင်းကို။ အဘိဇပုန္တိ။ အဖန်တ
 လဲလဲ ပြောဆိုကုန်၏။ ဇပုန္တိ။ တေပင့်တသော အားဖြင့်ဆိုကုန်၏။ ဗဇပုန္တိ။
 အပြားအားဖြင့်ပြောဆိုကုန်၏။ ဣတိအယံ။ ဤသည်လျှင်။ အာသိသန္တိ ထော
 မယန္တိ အဘိဇပုန္တိ တိပဒဿ။ အာသိသန္တိ ထောမယန္တိ အဘိဇပုန္တိ ဟူ
 သောပုဒ်၏။ အတ္ထော။ အနက်တည်း။ ဇဟန္တိ ပုဏ္ဏကာတိဘဂဝါတိတ္ထေပ
 ဒေ ဇဟန္တိ ပုဏ္ဏကာတိဘဂဝါ ဟူသော ဤပုဒ်၌။ ဇဟန္တိ တိ။ ဇဟန္တိ ဟူ
 သည်ကား။ စိဝရိဏ္ဏပါတသေနာသန ဂိလာနပစ္စယ ဘေသန္တပရိက္ခာရံ။
 သင်္ကန်းဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ ဖြစ်သော ပရိက္ခရာကို
 ထည်းကောင်း။ အနံ့ဆွမ်းကို။ ပါနံ။ အပျော်ကို။ ဝတ္ထံ။ အဝတ်ပုဆိုးကို။
 ယာနံ။ ယာဉ်ကို။ မာလာ။ ပန်းကို။ ဂန္ဓဝိယေပနံ။ နံ့သာနံ့သာပျောင်းကို။
 သေယျာဝသထပဒီပေယျံ။ အိပ်ရာနေရာ ကျောင်းဆီမီးကို။ ဇဟန္တိ ဒေန္တိ။
 လှူကုန်၏။ ယဇန္တိ။ ပူဇော်ကုန်၏။ ပရိဂ္ဂဇန္တိ။ စွန့်ကုန်၏။ ဣတိအယံ။ ဤသည်
 လျှင်။ အာသိသန္တိ ထောမယန္တိ အဘိဇပုန္တိ ဇဟန္တိ ပုဏ္ဏကာတိ ဘဂဝါတိ
 ပဒဿ။ အာသိသန္တိ ထော မယန္တိ အဘိဇပုန္တိ ဇဟန္တိ ပုဏ္ဏကာတိဘဂဝါ
 ဟူသောပုဒ်၏။ အတ္ထော။ အနက်တည်း။ ကာမာဘိဇပုန္တိ ပရိဂ္ဂထာသန္တိ။ ကာ
 မာဘိဇပုန္တိ ပရိဂ္ဂထာထံဟူသည်ကား။ ရူပပရိသာဘံ။ ရူပါရုံကို ရခြင်းကို။
 ပရိဂ္ဂစွဲ၍။ ကာမေ။ ကာမတို့ကို။ အဘိဇပုန္တိ။ အလွန်ပြောဆိုကုန်၏။ သဒ္ဓပရိ
 သာဘံ။ သဒ္ဓါရုံကို ရခြင်းကို။ ပရိဂ္ဂစွဲ၍။ ကာမေ။ ကာမတို့ကို။ အဘိဇပုန္တိ။
 အဖန်တလဲလဲ ပြော ဆိုကုန်၏။ (လ)။ ဗြဟ္မကာရိကေသု။ ဗြဟ္မာထံ၌ ဖြစ်ကုန်
 သော။ ဒေဝေသု။ ဗြဟ္မာတို့၌။ အတ္တဘာဝပရိယာဘံ။ အတ္တဘောကို ရခြင်း
 ကို။ ပရိဂ္ဂစွဲ၍။ ကာမေ။ ကာမတို့ကို။ အဘိဇပုန္တိ။ အလွန်ပြောဆိုကုန်၏။

ဇေယျာ၊ တောယာဇေယျာဂါတဝရာဂရတ္တာနာတရိ သုဇာတိဇေယျံ ဖြူဝိတိတ္ထေပ
 ဇေ၊ တောယာဇေယျာဂါတဝရာဂရတ္တာနာတရိ သုဇာတိဇေယျံ ဖြူဝိဟူသော
 ဤပုဒ်၌၊ တေတိ၊ တေဟူ၍၊ ယညယာဇကော၊ ယဇကံပုဇေတိတေတိကုန်သောသု
 ဟိကံ၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏။ ယာဇေယျာဂါတိ၊ ယာဇေယျာဂါဟူသည်ကား
 ယာဇေယျာဂေသု၊ ယဇကံပုဇေတိခြင်းကို၊ ယုတ္တာ၊ ယုဉ်ကုန်သော၊ ယုတ္တာ၊
 အပြားအားဖြင့်ယုဉ်ကုန်သော၊ အယုတ္တာ၊ အဝူးသဖြင့် ယုဉ်ကုန်သော၊
 သမာယုတ္တာ၊ ကောင်းစွာယုဉ်ကုန်သော၊ တစ္စရိတာ၊ ထိုယဇကံပုဇေတိလေ
 ကျက်ကုန်သော၊ တဗ္ဗဟုလာ၊ များသောအားဖြင့် ထိုယဇကံပုဇေတိလေရိကုန်
 သော၊ တဂ္ဂဓုကာ၊ ထိုယဇကံ အလေ့ပြုကုန်သော၊ တန္နိန္ဒာ၊ ထိုယဇကံပုဇေတိ
 ကုန်သော၊ ဟပေါတာ၊ ထိုယာဇကံပုဇေတိသည်ဖြစ်၍ နေကုန်သော၊ တဗ္ဗဗ္ဗာ
 ရာ၊ ထိုယဇကံပုဇေတိကုန်သော၊ တဒမိရတ္တာ၊ ထိုယဇကံပုဇေတိသွင်းကုန်သော၊
 တဒမိပတေယျော၊ ထိုယဇကံအကြီးပြု၍နေကုန်သော၊ ဣတိအယံ၊ ဤသည်
 ယှဉ်၊ တောယာ ဇေယျာဂါတိ ပဒသ၊ တောယာဇေယျာဂါ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ဘဝရာဂရတ္တာတိ၊ ဘဝရာဂရတ္တာဟူ၍၊ ဘဝရာ
 ဂေါ၊ ဘဝရာဂကို၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘဝေသု၊ ဘဝတို့၌၊ ယောဘဝေသန္တာ၊

☞ အကြင်ဘဝ၌တပ်ခြင်း ဆန္ဒသည်းကောင်း၊ ဘဝရာဂေါ၊ ဘဝ၌တပ်ခြင်း
 ရာဂသည်းကောင်း၊ ဘဝနန္ဒိ၊ ဘဝ၌နှစ်လိုခြင်းသည် ထည်းကောင်း၊ ဘဝ
 တဏှာ၊ ဘဝကိုတပ်ခြင်းသည် ထည်းကောင်း၊ ဘဝသိနုဒဟာ၊ ဘဝကို
 ချစ်ခြင်းသည်းကောင်း၊ ဘဝပရိစ္ဆာဟော၊ ဘဝကိုပုပန်စေတတ်သောရာဂ
 ထည်းကောင်း၊ ဘဝမုတ္တာ၊ ဘဝကိုမိန်းမောစေ ဟတ်သော ရာဂထည်း
 ကောင်း၊ ဘဝဇ္ဈောသာနံ၊ ဘဝကို အလွန်သွင်းခြင်း ရာဂထည်းကောင်း၊
 ဘဝရာဂေန၊ ဘဝရာဂဖြင့်၊ ဘဝေသု၊ ဘဝတို့၌၊ ရတ္တာ၊ တပ်ကုန်သည်ဖြစ်
 ၍၊ ဝိဒ္ဓါ၊ မက်မောကုန်သည်ဖြစ်၍၊ ဂမိသာ၊ ဘောင့်တ ကုန်သည်ဖြစ်၍၊ မုန္တိ
 တာ၊ ပြေးဝင်ကုန်သည်ဖြစ်၍၊ အတ္ထောသာနံ၊ အလွန်သွင်းကုန်သည်ဖြစ်၍၊
 လဂ္ဂါ၊ ပြီကုန်သည်ဖြစ်၍၊ ထဂ္ဂိကာ၊ ပြီခြင်းသို့ ရောက်ကုန်သည်ဖြစ်၍၊ ပလိ
 ဗုဒ္ဓါ၊ အပန်တလဲလဲဖွဲ့ကုန်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်ယှဉ်၊ တောယာ
 ဇေယျာဂါတဝရာဂရတ္တာတိ ပဒသ၊ တောယာဇေယျာဂါတဝရာဂရတ္တာ ဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ နာတရိ သုဇာတိဇေယျံ ဖြူဝိတိ၊ နာတရိ သု

ဇာတိဇရန္တိဖြူမိ ဟူ သည်ကား၊ ယာဇယောဂါ၊ ယဇ်လုံ့ လပြုကတ်ကုန်
 သော၊ တေ၊ ထိုလူတို့သည်၊ ဘဝရာဂရတ္တာ၊ ဘဝရာဂဖြင့်တတ်ကုန်သည်ဖြစ်
 ၏၊ ဇာတိဇရာမရဏံ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းကို၊ နာတရိံ သျှ၊ မ
 လွန်နိုင်ကုန်၏၊ နဥတ္တရိံ သျှ၊ အထူးသဖြင့်မလွန်နိုင်ကုန်၊ နပကရိံ သျှ၊ အပြား
 အားဖြင့်မလွန်နိုင်ကုန်၊ နသမတိတ္တဒိံ သျှ၊ ကောင်းစွာမလွန်နိုင်ကုန်၊ နဝိတိ
 ဝတ္တိံ သျှ၊ အထူးသဖြင့်မလွန်နိုင်ကုန်၊ ဇာတိဇရာမရဏာ၊ ပဋိသန္ဓေနေခြင်း
 အိုခြင်း၊ သေခြင်းမှ၊ အနိက္ခန္တာ၊ မထွက်နိုင်ကုန် သည်ဖြစ်၍၊ အနိဿဇူ၊
 မလွန်နိုင်ကုန်သည်ဖြစ်၍၊ အနတိကိန္တာ၊ မလွန်နိုင်ကုန် သည်ဖြစ်၍၊ အသမ
 တိတ္တန္တာ၊ ကောင်းစွာမလွန်နိုင်ကုန်သည်ဖြစ်၍၊ အဝိတိဝတ္တာ၊ အထူးသ
 ဖြင့်မလွန်နိုင်ကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ အန္တောဇာတိဇရာမရ
 သော၊ ဇာတိဇရာမရဏ၏အတွင်း၌၊ ပရိဝတ္တန္တိ၊ လည်၍ဖြစ်ကုန်၏၊ အန္တော
 သံသာရပထေ၊ သံသရာဟူသောခရီး၏အတွင်း၌၊ ပရိဝတ္တန္တိ၊ လည်၍ဖြစ်
 ကုန်၏၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းသည်၊ အနုဂဘာ၊ အစဉ်လိုက်ကုန်၏၊
 ဇရာယ၊ အိုခြင်းသည်၊ အနုသဇူ၊ အစဉ်နဲ့ ကုန်၏၊ ဗျာဓိနာ၊ နာခြင်းသည်၊
 အဘိဘူဘာ၊ ဣမ်းရိုးကုန်၏၊ မရဏေန၊ သေခြင်းသည်၊ အတ္တဟာဘာ၊
 နှိပ်စက်ကုန်၏၊ အဘာဏာ၊ စောင့်ရှောက်ရာမရှိကုန်၊ အတေဏာ၊ ပုန်း
 အောင်းရာမရှိကုန်၊ အသရဏာ၊ ကိုးကွယ်ရာမရှိကုန်၊ အသရဏိဘူတာ၊
 ဗြိသိသောသုတို့၏ ကိုးကွယ်ရာ မရှိကုန်ဟူ၍၊ ဖြူမိအာစိက္ခာမိ၊ ငါတုရား
 ကြားတော်မူ၏၊ ဒေသေမိ၊ ဟောတော်မူ၏၊ ပညာပေမိ၊ သိစေတော်မူ၏၊
 ပဋ္ဌပေမိ၊ ထားတော်မူ၏၊ ဝိဝနာမိ၊ ဖွင့်တော်မူ၏၊ ဝိဘဇာမိ၊ ဝေတန်တော်မူ
 ၏၊ ဥက္ကာနိံ ကားရာမိ၊ ထင်စွာပြုတော်မူ၏၊ ပကာသေမိ၊ ထင်ရှားပြုတော်မူ
 ၏၊ ဣတိအသံ၊ ဤသည်သျှင်၊ တေယာဇယောဂါဘဝရာဂရတ္တာနာတရိံ သျှ
 ဇာတိဇရန္တိဖြူမိဘိပဒဿ၊ တေယာဇယောဂါဘဝရာဂရတ္တာနာတရိံ သျှ
 ဇာတိဇရန္တိဖြူမိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝေဒန၊ ထိုကြောင့်၊
 ဘာဝါ၊ မြတ်စွာတုရားသည်၊ အာသိသန္တိ ထောမယန္တိ အဘိဇဗ္ဗန္တိ ဇုဟန္တိ
 ပုဏ္ဏကာတံဘဂဝါ၊ ကာမာဘိဇဗ္ဗန္တိ ပရိစ္စလာတံ၊ တေယာဇယောဂါဘဝရာ
 ဂရတ္တာ၊ နာတရိံ သျှဇာတိဇရန္တိဖြူမိတိ၊ အာသိသန္တိ ထောမယန္တိ၊ (လ)
 နာတရိံ သျှဇာတိ ဇရန္တိဖြူမိဟူ၍၊ အာဟာ၊ ဟောတော်မူပြီ၊ ဇာမခရိယ၊
 သုန်းတော်ကြီးသောအရှင်တုရား၊ ဟောဇယောဂါ၊ ယဇ်ပူဇော်ခြင်းကိုလုံ့ လ
 ပြုကုန်သော၊ တေ၊ ထိုသူတို့သည်၊ သညေဟိ၊ ယဇ်တို့ဖြင့်၊ ဇာတိဗ္ဗ၊ ပဋိသန္ဓေ
 နေခြင်းကိုလည်းကောင်း၊ ဇေဗ္ဗ၊ အိုခြင်းကိုလည်းကောင်း၊ စေတံနာတရိံ

သု၊ အကယ်၍ မလွန်နိုင်ကုန်သည်ဖြစ်အံ့၊ အထ၊ ထိုသို့မလွန်နိုင်ကုန်သည်
 ရှိသော်၊ မာရိသ၊ တုန်းတော်ကြီးသော အရှင်ဘုရား၊ စေတီ၊ အတယ်ယိုလျှင်၊
 ဒေဝမနုဿထောကော၊ နတ်ပြည်လူ့ပြည်၌၊ ကော၊ အဘယ်သူသည်၊ ဇာတိဉ္စ၊
 ဇာတိကို ယည်းကောင်း၊ ဇေယျ၊ ဇရာကိုယည်းကောင်း၊ အဘိ၊ သွန်ပြို
 သနည်း၊ ဘဂဝါ၊ တုန်တော်ကြီးသော အရှင်ဘုရား၊ တံ၊ ထိုအကြောင်းကို၊
 ဝုစ္ဆာမိ၊ မေးပါ၏၊ တွံ၊ အရှင်ဘုရားသည်၊ တံ၊ ထိုအကြောင်းကို၊ မေ၊
 အကျွန်ုပ်အား၊ ဗြူမိ၊ ဟောတော်မူပါစော၊ ဣတိ၊ ဤသို့၊ အာယသ္မာ
 ဝုစ္ဆာကော၊ ရှည်သော အသက်ရှိသော ပုဏ္ဏက ပုဏ္ဏားသည်၊ ဝုစ္ဆိ၊ မေး
 သျှောက်ပြီ၊ တေစေနာတရိံသု ယာဇယောဂါတံ၊ တေစေနာ တရိံသု
 ယာဇယောဂါ ဟူသည်ကား၊ ယညယဇကော၊ ယဇ်ကို ဖြစ်စေတတ်ကုန်
 သော၊ ယာဇယောဂါ၊ ယဇ်ကိုသုံ့ လပြုကုန်သော၊ ဝော၊ ထိုသူတို့သည်၊
 ဘဝရာဂရတ္တာ၊ ဘဝရာဂဖြင့် တပ်ကုန်သည် ဖြစ်၍၊ ဇာတိဇရာမရဏံ၊
 ပရိသန္ဓေနေခြင်းအိုခြင်းသေခြင်းကို၊ နာတရိံသု၊ မလွန်နိုင်ကုန်၊ နဥတ္တရိံသု၊
 အထူးသဖြင့် မလွန်နိုင်ကုန်၊ နပတရိံသု၊ အပြားအားဖြင့် မလွန်နိုင်ကုန်၊
 နသမတိတ္တမိံသု၊ ကောင်းစွာမလွန်နိုင်ကုန်၊ နဝိတံဝတ္တိံသု၊ အထူးသဖြင့်
 မလွန်နိုင်ကုန်၊ ဇာတိဇရာမရဏာ၊ ပရိသန္ဓေနေခြင်း အိုခြင်းသေခြင်းမှ၊
 အနက္ခန္တာ၊ မထွက်ကုန်သည်ဖြစ်၍၊ အနိဿဇုာ၊ မကင်းကုန်သည်ဖြစ်၍၊
 အနတ်က္ခန္တာ၊ မလွန်ကုန်သည်ဖြစ်၍၊ အသမတိတ္တန္တာ၊ ကောင်းစွာမလွန်
 နိုင်ကုန်သည်ဖြစ်၍၊ အဝိတံဝတ္တာ၊ အထူးသဖြင့်မလွန်နိုင်ကုန်သည်ဖြစ်၍၊
 ဝော၊ ထိုသူတို့သည်၊ အန္တောဇာတိ ဇရာမရဏော၊ ဇာတိဇရာမရ ဣဇီ
 အတွင်း၌၊ ပရိဝတ္တန္တိ၊ လည်၍ဖြစ်ကုန်၏၊ အန္တောသံသရာပထေ၊ သံသရာ
 တည်းဟူသောစရီး၏အတွင်း၌၊ ပရိဝတ္တန္တိ၊ လည်၍ဖြစ်တတ်ကုန်၏၊ ဇာတိ
 ယာ၊ ဖြစ်ခြင်းဖြင့်၊ အနုဂတာ၊ အစဉ်ကပ်ရောက်ကုန်၏၊ ဇရာယ၊ အိုခြင်း
 ဖြင့်၊ အနုသဇုာ၊ အစဉ်နဲ့ကုန်၏၊ ဗျာဓိနာ၊ နာခြင်းဖြင့်၊ အဘိဘူတာ၊ လွှမ်းမိုး
 ကုန်၏၊ မရဏေန၊ သေခြင်းဖြင့်၊ အတ္တပဟာတာ၊ နှိပ်စက်အပ်ကုန်၏၊ အတဝ
 ဏာ၊ စောင့်ရှောက်ရာမရှိကုန်၊ အလေဏာ၊ ဝုန်းအောင်းရာမရှိကုန်၊ အသရ
 ဏာ၊ ကိုးကွယ်ရာမရှိကုန်၊ အသရဏိဘူတာတိ၊ မိမိကိုငြိမ့်သော သူတို့၏
 ကိုးကွယ်ရာ မဖြစ်ကုန်ဟူ၍၊ ဗြူမိ၊ ဟောတော်မူပြီ၊ အာစိက္ခာသိ၊ ကြား
 တော်မူပြီ၊ ဒေသေသိ၊ ဟောတော်မူပြီ၊ ပညပေသိ၊ သိစေတော်မူပြီ၊ ပဋ္ဌပေသိ
 ထားတော်မူပြီ၊ ဝိဝရသိ၊ ဖွင့်တော်မူပြီ၊ ဝိဘဇသိ၊ ဝေဖန်တော်မူပြီ၊ ဥတ္တာ
 နိံကရောသိ၊ ထင်စွာပြုတော်မူပြီ၊ မကာသေသိ၊ ယှဉ်ရှားပြုတော်မူပြီ၊ ဣတိ

အယံ၊ ဤသည်သျှင်၊ ဘေစေနာကရိံသု ယာဇယောဂါတိပဒဿ၊ ဘေစ
 နာကရိံသု ယာဇယောဂါ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဣတိ၊
 ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ ပုဏ္ဏကော၊ ပုဏ္ဏကပုဏ္ဏား
 သည်၊ ပုဏ္ဏိ မေး၏။ ယညေဟိဇာတိဥဇရဉ္စမာရိသဘတိတ္ထေပဒေ၊ ယညေဟိ
 ဇာတိဥဇရဉ္စမာရိသ ဟူသောဤပုဒ်၌၊ ယညေဟိတိ၊ ယညေဟိ ဟူသည်
 ကား၊ ပဟုဘတဟိ၊ များစွာကုန်သော၊ ယညေဟိ၊ ယဇ်ဘိဒြင်္ဂ၊ ဝိဝိဇေဟိ၊
 အထူးထူးအပြားပြားရှိကုန်သော၊ ယညေဟိ၊ ယဇ်ဘိဒြင်္ဂ၊ ပုထုဟိ၊ များစွာ
 ကုန်သော၊ ယညေဟိ၊ ယဇ်ဘိဒြင်္ဂ၊ မာရိသဘတိ၊ မာရိသဟူသည်ကား၊ ဝိယ
 ဝစနံ၊ ချစ်ဘွယ်ဆိုသော စကားတည်း။ ဂရုဝစနံ၊ အထေးအမြတ်ပြုသော
 စကားတည်း။ မာရိသဘတိဇတံ၊ မာရိသဟူသော ဤသဒ္ဓါသည်၊ သဂါရဝ
 သပ္ပတိဿာဝိဝစနံ၊ ရှိသေတုံ ဝပ်ခြင်းနှင့် တကွဆိုသော စကားတည်း။
 ဣတိအယံ၊ ဤသည်သျှင်၊ ယညေဟိဇာတိဥဇရဉ္စမာရိသဘတိပဒဿ၊ ယညေ
 ဟိဇာ တိဥဇရဉ္စ မာရိသဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အထကော
 စရဟိဒေဝ မနုဿဇောကော အဘရိဇာတိဥ ဇရဉ္စမာရိသဘတိ၊ အထ
 ကောစရဟိ ဒေဝမနုဿ ဇောကောအဘရိ ဇာတိဥဇရဉ္စမာရိသ ဟူသည်
 ကား၊ အထ၊ ထိုသို့မထွန်နှိုင်း သည်ရှိသော်၊ သဒေပကောနတ်ပြည့် ငါထပ်
 နှင့်တကွသော၊ သမာရကော၊ ဝသဝတိဘုံနှင့် တကွသော၊ သဗြဟ္မကော၊
 ဗြဟ္မာထုံနှင့် တကွသော၊ ဇောကော၊ ဩကာသသောကန္တံ၊ သဿမဏ
 ဗြဟ္မဏိယာ၊ ရဟန်းပုဏ္ဏားနှင့် တကွသော၊ သဒေဝမနုဿာယ၊ သရ
 ဟိနတ် တည်းဟူသော မင်းကြွင်းသော လူနှင့်တကွသော၊ ပဇာယသတ္တ
 ထောကန္တံ၊ ကောဇေသော၊ အဘာယ်သူသည်၊ ဇာတိဇရာမတံ၊ ဇာတိဇ
 ရာမထာကို၊ အတရိ၊ လွန်နှိုင်းသနည်း၊ ဥတ္တရိ၊ အထူးထပ်ဖြင့် လွန်နှိုင်းသ
 နည်း၊ ပတရိ၊ အပြားအားဖြင့်လွန်နှိုင်းသနည်း၊ သမတိက္ကမိ၊ ကောင်းစွာလွန်
 နှိုင်းသနည်း၊ ဝိတ်ဝတ္တိ၊ အထူးသဖြင့်လွန်နှိုင်းသနည်း။ မာရိသဘတိ၊ မာရိသ
 ဟူသည်ကား၊ ဝိယဝစနံ၊ ချစ်ဘွယ်ဆိုသောစကားတည်း။ ဂရုဝစနံ၊ အ
 ထေးအမြတ်ဆိုသောစကားတည်း။ မာရိသဘတိဇတံ၊ မာရိသဟူသောဤ
 သဒ္ဓါသည်၊ သဂါရဝသပ္ပတိဿာဝိဝစနံ၊ ရှိသေတုံ ဝပ်ခြင်းနှင့် တကွဆို
 သောစကားတည်း။ ဣတိအယံ၊ ဤသည်သျှင်၊ အထကောစရဟိဒေဝမ
 နုဿဇောကောအဘရိဇာတိဥဇရဉ္စမာရိသဘတိပဒဿ၊ အထကောစရဟိ
 ဒေဝမနုဿဇောကောအဘရိဇာတိဥဇရဉ္စမာရိသဟူသောပုဒ်၏။ အတ္ထော၊
 အနက်တည်း။ ပုဏ္ဏိ ဝိတံဘဂဝါဗြဟ္မိမေတန္တိတ္ထေပဒေ၊ ပုဏ္ဏိ ဝိတံဘဂဝါ

ဖြူဟိမေတံဟူသောဤဝုဒ္ဓိန္ဒ၊ ပုစ္ဆာဒိတန္တိ၊ ပုစ္ဆာဒိတံဟူသည်ကား၊ တံ၊
ထိုအကြောင်းကို၊ ပုစ္ဆာဒိမေပါဏိ၊ တံ၊ ထိုအကြောင်းကို၊ ယံစာမိ၊
ကောင်းပန်ပါဏိ၊ တံ၊ ထိုအကြောင်းကို၊ အန္တေသာမိ၊ တိုက်တွန်းပါဏိ၊ တံ၊
ထိုအကြောင်းကို၊ ပဿာဒေမိ၊ ကြည်ညိုပါဏိ၊ မေ၊ အက္ခိရ်အား၊ တံ၊ ထိုအ
ကြောင်းကို၊ ကထယထသု၊ ဟောတော်မူပါလော့၊ ဣတိအယံ၊ ဤသည်လျှင်၊
ပုစ္ဆာဒိတန္တိပဒဿ၊ ပုစ္ဆာဒိတံဟူသောဝုဒ္ဓိန္ဒ၊ အတ္တော၊ အနက်တည်း၊
ဘဂဝါတိနာမံ၊ ဘဂဝါဟူသောအမည်တော်သည်၊ ဂရဝါဓိစစနံ၊ အရိုအ
သေခေါ်သောအမည်တော်တည်း၊ (ပ)၊ ယဒိဘဂဝါတိနာမံ၊ အကြင်ဘဂ
ဝါဟူသောအမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ တေနာမံ၊ ထိုဘဂဝါဟူသောအ
မည်တော်သည်၊ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမဗညတ
တော်တည်း၊ တံ၊ ထိုအကြောင်းကို၊ ဖြူဟိအာပိက္ခိ၊ ကြားတော်မူပါလော့၊
ဒေသေဟိ၊ ဟောတော်မူပါလော့၊ ပညပေဟိ၊ သိစေတော်မူပါလော့၊ ပဋ္ဌပေ
ဟိ၊ ထားတော် မူပါလော့၊ ဝိဝရ၊ ဖွင့်တော်မူပါလော့၊ ဝိဘဇ၊ ဝေဘန်
တော်မူပါလော့၊ ဥတ္တာနိံ ကရေဟိ၊ ထင်စွာပြုတော်မူပါလော့၊ ပကာသေ
ဟိ၊ ထင်ရှားပြီးတော်မူပါလော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ပုစ္ဆာဒိတံဘဂဝါ
ဖြူဟိမေတန္တိပဒဿ၊ ပုစ္ဆာဒိတံဘဂဝါ ဖြူဟိမေတံ ဟူသော ဝုဒ္ဓိန္ဒ၊
အတ္တော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြဟ္မဏော၊ ထိုပုစ္ဆက
ပုစ္ဆာဒိတံသည်၊ တေစေနာတရိံ သုယာဇယောဂါ၊ ဣစ္စယသ္မာပုစ္ဆကော၊
ယညောဟိဇာတိဗ္ဗဇရုဗ္ဗမာရိသအထကော စပေဒေဝမနုဿ သောကော၊
အတရိဇာတိဗ္ဗဇရုဗ္ဗမာရိသ၊ ပုစ္ဆာဒိတံ ဘဂဝါဖြူဟိမေတန္တိ၊ တေစေနာ
တရိံ သုယာဇယောဂါ၊ ဣစ္စယသ္မာပုစ္ဆကော၊ ယညောဟိဇာတိဗ္ဗဇရုဗ္ဗမာ
ရိသ၊ အထကောစပေဒေဝမနုဿ သောကော၊ အတရိဇာတိဗ္ဗဇရုဗ္ဗမာရိသ၊
ပုစ္ဆာဒိတံဘဂဝါဖြူဟိမေတံဟူ၍၊ အာဟာမေးလျောက်ပြီး ။

ပုစ္ဆကပုစ္ဆကပုစ္ဆက၊ သောကတ္ထိံ၊ သတ္တလောကန္တိ၊ ပရောပရာနိ၊ မိမိ
၏အတ္တဘောသုတပါး၏ အတ္တဘောအဂ္ဂိသေ၊ ပရဗြုရတို့ကို၊ သင်္ခါယ၊
ပညာဖြင့်ဆင်ခြင်၍၊ ယသ၊ အကြင်သူအား၊ ကုဟိန္ဒိ၊ တရံတ ရသော၊ လော
ကော၊ လောကန္တိ၊ ဣဗ္ဗိတံ၊ တဏှာစသောတုန်လှုပ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ သ
န္တော၊ ကိလေသာငြိမ်းပြီးသော၊ ဝိမုမော၊ ကိလေသာဘည်းဟူသောအနိုး
ကင်းသော၊ အနိစ္စော၊ ရာဂစသောနှိပ်စက်ခြင်းကင်းပြီးသော၊ နုရာသေဒ၊
ဥက္ခကံခြင်းကင်းပြီးသော၊ သော၊ ထိုရဟန္တာသည်၊ ဇာတိဇရံ၊ ဇာတိဇရာ
ကို၊ အတရိတိ၊ လွန်မြောက်ပြီဟူ၍၊ ဖြူမိ၊ ငါထံ့ရားဟောတော်မူ၏၊ ဣတိ၊

ဤသို့၊ တဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသုဒ္ဓေထိ၊ ဖြေတော်မူ၏။ သင်္ခါ
 ရသောကသို့ ပရောပရာနိတိ၊ ဝေဒပဒေ၊ သင်္ခါ၊ ရသောကသို့ ပရော ပရာနိ
 ဟူသောဤပုဒ်၌၊ ဥာဏံ၊ ဥာဏ်ကို၊ သင်္ခါ၊ သင်္ခါဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
 ယာပညာ၊ အကြင်အပြားအားဖြင့်ထိတတ်သောပညာလည်းကောင်း၊ ပဇာ
 နနာ၊ အခြင်းအရာအားဖြင့်ထိတတ်သောပညာလည်းကောင်း၊ (ဏ)၊ အမော
 ဟော၊ မတွေ့ဝေသောအားဖြင့်ထိတတ်သောပညာလည်းကောင်း၊ ဓမ္မဝိစ
 ယော၊ သစ္စာထေးပါးတို့ကိုရွေးချယ်တတ်သောပညာလည်းကောင်း၊ သမ္မာ
 ဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်သောပညာလည်းကောင်း၊ ပရောပရာနိတိ၊ ပရော
 ပရာနိဟူသည်ကား၊ သကတ္တဘာပေါ၊ မိမိ၏အတ္တဘောကို၊ ဩရံ၊ ဩရ
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ပရတ္တဘာပေါ၊ သူတပါး၏အတ္တဘောကို၊ ပရံ၊
 ပရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သကရူပဝေဒနာသညာ၊ သင်္ခါ၊ ရဝိညာဏံ၊ မိမိ၏
 ခုပ်ဝေဒနာသညာသင်္ခါ၊ ရဝိညာဉ်ကို၊ ဩရံ၊ ဩရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
 ပရရူပဝေဒနာသညာသင်္ခါ၊ ရဝိညာဏံ၊ သူတပါးတို့၏ခုပ်ဝေဒနာ သညာ
 သင်္ခါ၊ ရဝိညာဉ်ကို၊ ပရံ၊ ပရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အတ္တတ္ထိကာနိ၊ မိမိသ
 န္တာန်၌ဖြစ်ကုန်သော၊ ဆအာယတနာနိ၊ ခြောက်ပါးကုန်သောအာယတနတို့
 ကို၊ ဩရံ၊ ဩရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဗာဟိရာနိ၊ အပသန္တာန်၌ ဖြစ်ကုန်
 သော၊ ဆအာယတနာနိ၊ ခြောက်ပါးကုန်သောအာယတနတို့ကို၊ ပရံ၊ ပရဟူ
 ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ မနုဿဝေသာကော၊ လူပြည်ကို၊ ဩရံ၊ ဩရဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏။ ဒေဝသောကော၊ နတ်ပြည်ကို၊ ပရံ၊ ပရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
 ကာမဓာတု၊ ကာမဓာတ်ကို၊ ဩရံ၊ ဩရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ရူပဓာတု၊
 ရူပဓာတ်ကိုလည်းကောင်း၊ အပရူပဓာတု၊ အရူပဓာတ်ကိုလည်းကောင်း၊
 ပရံ၊ ပရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ကာမဓာတု၊ ကာမဓာတ်ကို လည်းကောင်း၊
 ရူပဓာတု၊ ရူပဓာတ်ကို လည်းကောင်း၊ ဩရံ၊ ဩရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၍၊ အရူပဓာတု၊ အရူပဓာတ်ကို၊ ပရံ၊ ပရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သင်္ခါ၊ ရ
 သောကသို့ ပရောပရာနိတိ၊ သင်္ခါ၊ ရသောကသို့ ပရောပရာနိ ဟူသည်
 ကား၊ ပရောပရာနိ၊ သူတပါး၏အတ္တဘော မိမိ၏အတ္တဘော အစရှိသောပရ
 ဩရတို့ကို၊ အနိစ္စတော၊ အမြဲမရှိသောအားဖြင့်၊ သင်္ခါ၊ ယ၊ ပညာဖြင့် ဆင်
 ခြင်၍၊ ဒုက္ခတော၊ ဆင်းရဲသော အားဖြင့်၊ ရောဂတော၊ အနာအားဖြင့်၊
 ဓဏ္ဍတော၊ ကိလေသာ ဟိုစီးခြင်းတည်း ဟူသော ဒိုင်း အနာဖြင့်၊ (ပ)။
 နိဿရ ဘတော၊ ထွက်မြောက်သော အားဖြင့်၊ ပညာယ၊ ပညာဖြင့်ဆင်
 ခြင်၍၊ ဇာနိတွာ၊ သိ၍၊ တုထယိတွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ ရုပ်စမ်း၍၊ ဝိဘာ



ဝယ်တော၊ ပွါးစေ၍၊ ဝိဘူတံကတွာ၊ တင်ရှားပြု၍၊ ဣတိ၊ ဤသည်လျှင်၊ သင်္ခါ
ရသောကတ္ထိံ၊ ပရောပရာနိတိပဒဿ၊ သင်္ခါရသောကတ္ထိံ၊ ပရောပရာနိဟူ
သောပုန်၏။ အတ္ထော၊ အနက်တည်း၊ ပုဏ္ဏကတိ၊ ပုဏ္ဏကဟူ၍၊ ဘဝပါ၊
မြတ်စွာဘုရားသည်၊ အာယပတိ၊ ခေါ်တော်မူ၏။ ယထိပ္ပိတံနုတ္တိကုဟိပ္ပိ
သောကောတိတ္ထောဒေ၊ ယထိပ္ပိတံနုတ္တိကုဟိပ္ပိသောကော ဟူသောဤပုန်၌၊
ယထာတိ၊ ယထာဟူသည်ကား၊ ဝိဘဝဝဿ၊ ကုန်ပြီးသော အာယတေ
ရှိသော၊ အရဟတော၊ ရဟန္တာအား၊ ဣပ္ပိတန္တိ၊ ဣပ္ပိတံဟူသည်ကား၊ တဏှိ
ပ္ပိတံ၊ တဏှာဖြင့် တုန်ထုပ်ခြင်း၊ ဒိဋ္ဌိပ္ပိတံ၊ ဒိဋ္ဌိဖြင့်တုန်ထုပ်ခြင်း၊ မာနိပ္ပိတံ၊
မာနဖြင့်တုန်ထုပ်ခြင်း၊ ကိလေသိပ္ပိတံ၊ ကိလေသာဖြင့်တုန်ထုပ်ခြင်း၊ ကာမိ
ပ္ပိတံ၊ ကာမဖြင့်တုန်ထုပ်ခြင်း၊ ယထာ၊ အကြင်ရဟန္တာအား၊ ဣမေဣပ္ပိတာ၊
ဤတုန်ထုပ်ခြင်းတို့သည်၊ နုတ္တိနုသန္တိ၊ မရှိကုန်၊ နသံဝိဇ္ဇန္တိ၊ ကောင်းစွာမရှိ
ကုန် နုပထမ္ဘန္တိ၊ မရအပ်ကုန်၊ ပဟိနာ၊ ပတ်အပ်ကုန်ပြီ၊ သရန္တိန္ဒာ၊ ကောင်း
စွာဖြတ်အပ်ကုန်ပြီ၊ ဝုပထန္တာ၊ ငြိမ်းကုန်ပြီ၊ ပရိပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်ပြီ၊
အဘဗ္ဗုပ္ပတ္တိကာ၊ တပန်ဖြစ်ခြင်းငှါ မထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်း
ဟူးသားပြီးဖြင့်၊ ဒဗ္ဗာ၊ ဗျတ်ကြည်းအပ်ကုန်ပြီ၊ ကုဟိပ္ပိတိ၊ ကုဟိပ္ပိဟူသည်
ကား၊ ကုဟိပ္ပိတိံတ္ထိံ၊ တစုံတခု၌၊ ကတ္တမိ၊ တစုံတခုသော၊ အဇ္ဈတ္တဝါ၊ အဇ္ဈ
တ္တသန္တာန်၌ ထည်းကောင်း၊ ဗဟိဒ္ဓါဝါ၊ ဗဟိဒ္ဓသန္တာန်၌ ထည်းကောင်း၊
အဇ္ဈတ္တဗဟိဒ္ဓါဝါ၊ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ ထည်းကောင်း၊ သောကောတိ၊
သောကောဟူသည်ကား၊ အပါယသောကော၊ အပါယံထံ၌၊ (ပ)၊ အာယတန
သောကော၊ အာယတနသောကန္တိ၊ ဣတိအယံ၊ ဤသည်လျှင်၊ ယထိပ္ပိတံနုတ္တိ
ကုဟိပ္ပိသောကော တိပဒဿ၊ ယထိပ္ပိတံနုတ္တိကုဟိပ္ပိသောကော ဟူသော
ပုန်၏။ အတ္ထော၊ အနက်တည်း၊ သန္တောပိဝုမောအနိစောနိဒါသော အတဂိ
သော ဇာတိဇရန္တိ၊ ပြု၍ကိတ္ထောဒေ၊ သန္တောပိဝုမော အနိစောနိရာ
သောအတဂိသောဇာတိဇရန္တိ၊ ပြု၍ဟူသောဤပုန်၌၊ သန္တောတိ၊ သန္တော
ဟူသည်ကား၊ ရာဂဿ၊ ရာဂ၏၊ သန္တတ္တာ၊ ငြိမ်းသည်၏ အဖြစ်ကြောင့်၊ သ
န္တော၊ သန္တောမည်၏၊ ဒေါသဿ၊ ဒေါသ၏လည်းကောင်း၊ မောဟဿ၊
မောဟ၏ လည်းကောင်း၊ ကောဓဿ၊ အမျက်ထွက်ခြင်း၏ လည်း
ကောင်း၊ ဥပနာဟဿ၊ ရန်ငြိုးဖွဲခြင်း၏၊ မက္ခဿ၊ သုက္ကေးဇူးကိုချေခြင်း၏
လည်းကောင်း၊ သဗ္ဗာကုသလသဘိသင်္ခါရာနံ၊ အလုံးစုံသော အကုသိုလ်
သင်္ခါရတို့၏၊ သန္တတ္တာ၊ ငြိမ်းသည်၏အဖြစ်ကြောင့်၊ သမိတတ္တာ၊ ငြိမ်သက်
သည်၏ အဖြစ်ကြောင့်၊ ဝုပထမိတတ္တာ၊ ကောင်းစွာ ငြိမ်းသည်၏ အဖြစ်

ကြောင့်၊ ဝိဇ္ဇာတတ္ထာ၊ ဖုတ်ကြည်းပြီးသည်၏ အဖြစ်ကြောင့်၊ နိဗ္ဗာတတ္ထာ၊
 ငြိမ်းပြီးသည်၏ အဖြစ်ကြောင့်၊ ဝိဂတတ္ထာ၊ ကင်းသည်၏ အဖြစ်ကြောင့်၊
 ပရိပဿန္တတ္ထာ၊ အလွန်ငြိမ်းသည်၏ အဖြစ်ကြောင့်၊ သန္တော၊ ကိလေသာမှ
 ငြိမ်းပြီးသော၊ ဥပသန္တော၊ အထူးသဖြင့် ငြိမ်းပြီးသော၊ ဝုပသန္တော၊
 ကောင်းစွာငြိမ်းပြီးသော၊ နိဗ္ဗာတော၊ ကိလေသာမှ ငြိမ်းပြီးသော၊ ပရိပဿ
 ခေါ်၊ အလွန်ငြိမ်းပြီးသော၊ ဣတိအယံ၊ ဤသည်လျှင်၊ သန္တောတိပဒဿ၊ သ
 န္တောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ ဝိဂုမောတိ၊ ဝိဂုမောဟူသည်
 ကား။ ကာယဒုက္ခရိတ်၊ ကာယဒုက္ခရိတ်ကို၊ ဝိဂုသိတံ၊ ဖျက်ဆီးအပ်ပြီ၊ ဝိခေ
 တံ၊ ဖျောက်အပ်စေပြီးသော၊ သောသိတံ၊ ခြောက်စေအပ်ပြီ၊ ဝိသောသိတံ၊ အ
 အထူးသဖြင့်ခြောက်စေအပ်ပြီ၊ ဗုန္တိကတံ၊ ကင်းသည်ကိုပြုအပ်ပြီ၊ ဝစီဒုက္ခ
 ရိတံ၊ ပစီဒုက္ခရိတ်ကို၊ ဝိဂုသိတံ၊ ဖျက်ဆီးအပ်ပြီ၊ ဝိခေတံ၊ ဖျောက်အပ်ပြီ၊
 ရာဂေါ၊ ရာဂကို၊ ဒေါသော၊ ဒေါသကို၊ မောဟော၊ မောဟကို၊ ဝိဂုသိတော၊
 ဖျက်ဆီးအပ်ပြီ၊ ဝိခေတော၊ ဖျောက်အပ်ပြီ၊ သောသိတော၊ ခြောက်စေအပ်
 ပြီ၊ ဝိသောသိတော၊ အထူးသဖြင့် ခြောက်စေအပ်ပြီ၊ ဗုန္တိကတော၊ ကင်း
 သည်ကိုပြုအပ်ပြီ၊ ကောဓော၊ အမျက်ကို၊ ဥပနာဟော၊ ရန်ငြိုးဖွဲ့ခြင်းကို၊
 မက္ခော၊ သုက္ခေးဇူးကို ချေခြင်းကို၊ မဇ္ဇာသော၊ အပျင်ပြုခြင်းကို၊ ဣဿာ၊
 ဂြုရုခြင်းကို၊ မစ္ဆာရိယံ၊ ဝန်တိုခြင်းကို၊ မာယာ၊ ဝှည့်ပတ်ခြင်းကို၊ သာဓေ
 ယျံ၊ စဉ်းလဲခြင်းကို၊ ထမ္ဘော၊ ခိုင်မာခြင်းကို၊ သာဓုန္တော၊ ချုတ်ချယ်ခြင်း
 ကို၊ မာနော၊ မာန်မှုခြင်းကို၊ အတိမာနော၊ အလွန်မာန်မှုခြင်းကို၊ မဒေါ၊ မာန်
 ယစ်ခြင်းကို၊ ပမာဒေါ၊ မေ့တော့ခြင်းကို၊ သဗ္ဗေ၊ ခပ်သိမ်း ကုန်သော၊ ကိ
 လေသာ၊ ညစ်ညန်ခြင်းတို့ကို၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဒုက္ခရိတာ၊ မ
 ကောင်းသောအကျင့်တို့ကို၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဒရထာ၊ ပူပန်ခြင်း
 တို့ကို၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ မရိဇ္ဇာဟာ၊ ပူအိုက်ခြင်းတို့ကို၊ သဗ္ဗေ၊
 ခပ်သိမ်း ကုန်သော၊ သန္တောပါ၊ ပူလောင်ခြင်းတို့ကို၊ သဗ္ဗာကုသလာဘိ
 သင်္ခါရာ၊ ခပ်သိမ်းကုန်သောအကုသိုလ်အဘိသင်္ခါရတို့ကို၊ ဝိဂုသိတာ၊ ဖျက်
 ဆီးအပ်ကုန်ပြီ၊ ဝိခေတာ၊ ဖျောက်အပ်ကုန်ပြီ၊ သောသိတာ၊ ခြောက်စေ
 အပ်ကုန်ပြီ၊ ဝိသောသိတာ၊ အထူးသဖြင့် ခြောက်စေအပ်ကုန်ပြီ၊ ဗုန္တိက
 တာ၊ ကင်းသည်ကို ပြုအပ်ကုန်ပြီ၊ အထဝါ၊ တနည်းကား၊ ကောဓော၊ အ
 မျက်ကို၊ ဝုမော၊ ဝုမဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏။ ပြောဟူ၍၊ ပုဏ္ဏား၊ ဟိသန္တံ၊
 မှန်၏၊ တေ၊ သင်၏၊ မာနော၊ မာန်သည်။ ခါရိတာရော၊ နှိပ်စက်တစ်သော
 ဝန်မည်၏၊ ကောဓော၊ အမျက်သည်။ နိမောသဝဇ္ဇံ၊ အမြစ်မရှိသောသူ

၉

ကိုအပြစ်ရှိသည်ကို ပြုတတ်သည်ဖြစ်၍၊ ဂူမော၊ အခိုးမည်၏၊ ဘာသွားပြော
မည်၏၊ ဖိတ်ပူဇော်၊ သျှာဖြင့်ယဇ်ပူဇော်ခြင်းမည်သည်၊ ဇာတိဋ္ဌာနံ၊ ပရိသန္ဓေ
ဖြစ်ရာအရပ်ကို၊ ဆာဒယံ၊ ဖုံးလွှမ်းသည်မည်၏၊ အတ္တော၊ မိမိကိုယ်ကို၊ သု
ဒန္တော၊ ကောင်းစွာယင်ကြေးအောင်ပြုခြင်းသည်၊ ပုရိသဿ၊ ယောကျ်ား
တကာတို့၏၊ ဇောတိ၊ ပညာကို၊ တပတိ၊ ထွန်းပစေ၏၊ အပိစ၊ တနည်း
လည်း၊ ဒသဟာကာရေဟိ၊ ဆယ်ပါးကုန်သောအခြင်းအရာတို့ဖြင့်၊ ကော
ဓော၊ အမျက်သည်၊ ဇာယတိ၊ ဖြစ်၏၊ မေ၊ ငါ၏၊ အနတ္တံ၊ အကျိုးမဲ့ကို၊ အစရိ၊
ကျင့်ပြီ၊ ဣတိ၊ ဤသို့၊ ကောဓော၊ အမျက်သည်၊ ဇာယတိ၊ ဖြစ်၏၊ မေ၊ ငါ၏၊
အနတ္တံ၊ အကျိုးမဲ့ကို၊ စရတိ၊ ကျင့်ဆဲ၊ ဣတိ၊ ဤသို့၊ ကောဓော၊ အမျက်သည်
ဇာယတိ၊ ဖြစ်၏၊ မေ၊ ငါ၏၊ အနတ္တံ၊ အကျိုးမဲ့ကို၊ စရိသတိ၊ ကျင့်လတ္တံ၊
ဣတိ၊ ဤသို့၊ ကောဓော၊ အမျက်သည်၊ ဇာယတိ၊ ဖြစ်၏၊ မေ၊ ငါ၏၊ ပိယဿ၊
ချစ်အပ်သော၊ မနာပဿ၊ နှစ်လိုအပ်သောသူ၏၊ အနတ္တံ၊ အကျိုးမဲ့ကို၊ အစရိ
ကျင့်ပြီ၊ အနတ္တံ၊ အကျိုးမဲ့ကို၊ စရတိ၊ ကျင့်ဆဲ၊ အနတ္တံ၊ အကျိုးမဲ့ကို၊ စရိသ
တိ၊ ကျင့်လတ္တံ၊ ဣတိ၊ ဤသို့၊ ကောဓော၊ အမျက်သည်၊ ဇာယတိ၊ ဖြစ်၏၊
မေ၊ ငါ၏၊ အပိယဿ၊ မချစ်အပ်သော၊ အမနာပဿ၊ မနှစ်လိုအပ်သောသူ
၏၊ အတ္တံ၊ အစီးအပွားကို၊ အစရိ၊ ကျင့်ပြီ၊ အတ္တံ၊ အစီးအပွားကို၊ စရတိ၊ ကျင့်
ဆဲ၊ အတ္တံ၊ အစီးအပွားကို၊ စရိသတိ၊ ကျင့်လတ္တံ၊ ဣတိ၊ ဤသို့၊ ကောဓော၊ အ
မျက်သည်၊ ဇာယတိ၊ ဖြစ်၏၊ အဋ္ဌာနေဝါပန၊ အကြောင်းမဟုတ်သည်၌
လည်း၊ ကောဓော၊ အမျက်သည်၊ ဇာယတိ၊ ဖြစ်၏၊ ဝေဇ္ဇပေါ၊ ဤသို့သဘောရှိ
သော၊ စိတ္တဿ၊ စိတ်၏၊ ယောအာစာတော၊ အကြင်ညှဉ်းဆဲခြင်းလည်း
ကောင်း၊ ပရိစာတော၊ အဖန်တလဲလဲညှဉ်းဆဲခြင်းလည်းကောင်း၊ စရိယံ၊
အဖန်တလဲလဲ ညှဉ်းဆဲသော အခြင်းအရာလည်းကောင်း၊ ပရိဝိရောဓော၊
ဆန့်ကျင်ခြင်းလည်းကောင်း၊ ကောပေါ၊ ပျက်ခြင်းလည်းကောင်း၊ ပကော
ပေါ၊ အထူးသဖြင့်ပျက်ခြင်းလည်းကောင်း၊ သမ္ပကောပေါ၊ အလွန်ပျက်ခြင်း
လည်းကောင်း၊ ဒေါသော၊ ပျက်ဆီးခြင်းလည်းကောင်း၊ ပဒေါသော၊ အထူး
သဖြင့်ပျက်ဆီးခြင်းလည်းကောင်း၊ သမ္ပဒေါသော၊ အလွန်ပျက်ဆီး ခြင်း
လည်းကောင်း၊ စိတ္တဿ၊ စိတ်၏၊ ဗျာပတ္တိ၊ မတူသောဖြစ်ခြင်းလည်းကောင်း၊
မနောပဒေါသော၊ စိတ်ကိုပျက်ဆီးခြင်းလည်းကောင်း၊ ကောဓော၊ အမျက်
ထွက်ခြင်းလည်းကောင်း၊ ကုဏ္ဍနာ၊ အမျက်ထွက်သောအခြင်းအရာလည်း
ကောင်း၊ ကုဏ္ဍိတတ္တံ၊ အမျက်ထွက်သောသူ၏အဖြစ်လည်းကောင်း၊ ဒေါ
သော၊ ပျက်ဆီးခြင်းလည်းကောင်း၊ ဒုဿနာ၊ ပျက်ဆီးသောအခြင်းအရာ

လည်းကောင်း၊ နှစ်သိက္ခာ၊ ဗျာဓိတော်သော သူ၏အဖြစ်လည်းကောင်း၊
 ဗျာဓိတော်၊ ပကတိသဘောကို စွန့်သဖြင့် ရောက်ခြင်းလည်းကောင်း၊ ဗျာဓိတော်
 စွန့်သော အခြင်းအရာလည်းကောင်း၊ ဗျာဓိတော်၊ သဘောကို စွန့်တတ်
 သော သူ၏အဖြစ်လည်းကောင်း၊ ပိရောဓော၊ ဆန့်ကျင်ခြင်းလည်းကောင်း၊
 ပရိဝိရာဓော၊ အဖန်တလဲလဲ ဆန့်ကျင်ခြင်းလည်းကောင်း၊ စက္ခုတ္တံ၊ ကြမ်း
 တန်းသော သူ၏အဖြစ်လည်းကောင်း၊ အသုဘော၊ မပြည့်စုံသော ဆို
 ခြင်းလည်းကောင်း၊ ပိတ္တဿ၊ စိတ်၏ အနတ္တမနတာ၊ မနှစ်သက်သည်၏အ
 ဖြစ်လည်းကောင်း၊ အယံ၊ ဤတရားကို၊ ကောဓော၊ ကောဓဟူ၍၊ ဝုပ္ပတိ၊
 ဆိုအပ်၏၊ အဘိစ၊ တနည်းလည်း၊ ကောဓဿ၊ အမျက်ထွက်ခြင်း၏၊ အပိ
 မတ္တပရိတ္တဘာ၊ အားကြီးသော အဖြစ်အားနည်းသော အဖြစ်ကို၊ ဝေဒိတဗ္ဗာ၊
 သိအပ်၏၊ ကိပ္ပိ၊ ကာလံ၊ တရံသော အခါ၌၊ ကောဓော၊ အမျက်သည်၊ အတ္ထိ၊
 ရှိ၏၊ ဗိတ္တာပိသကရဏမတ္ထော၊ စိတ်၏ညစ်ညူးခြင်းကို ပြုခြင်းအတိုင်း အ
 ရှည်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ မုခကုလနပိကုလနံ၊ မျက်နှာ၏ တွန့်ခြင်း ရှုန့်
 ခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိပ္ပိကာလံ၊ တရံသော အခါ၌၊
 ကောဓော၊ အမျက်သည်၊ အတ္ထိ၊ ရှိ၏၊ မုခကုလနပိကုလနမတ္ထော၊ မျက်နှာ၏
 တွန့်ခြင်း ရှုန့်ခြင်း ဟောတိ၊ ဖြစ်၏၊ ဟန္တသဗ္ဗောပနော၊ မေး၏ ထွက်
 ခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိပ္ပိကာလံ၊ တရံသော အခါ၌၊
 ကောဓော၊ အမျက်သည်၊ အတ္ထိ၊ ရှိ၏၊ ဟန္တသဗ္ဗောပနမတ္ထော၊ မေး၏ ထွက်ခြင်း
 ဟောတိ၊ ဖြစ်၏၊ ဖရုသဝါစ၊ ကြမ်းကြုတ်သော စကားကို၊ နိစ္ဆာရဏမတ္ထော၊
 ခံတွင်းမှ အပထိုထွက်သည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိပ္ပိကာ
 လံ၊ တရံသော အခါ၌၊ ကောဓော၊ အမျက်သည်၊ အတ္ထိ၊ ရှိ၏၊ ဖရုသဝါစ၊
 ကြမ်းကြုတ်သော စကားကို၊ နိစ္ဆာရဏမတ္ထော၊ ခံတွင်းမှ အပထိုထွက်ခါ
 ဟောတိ၊ ဖြစ်၏၊ ဒိသာပိဒိသံ၊ ထိုထိုအချပ်မျက်နှာကို၊ အနုပိလော
 ကနော၊ အဖန်တလဲလဲ ကြည့်ရှုခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊
 ကိပ္ပိကာလံ၊ တရံသော အခါ၌၊ ကောဓော၊ အမျက်သည်၊ အတ္ထိ၊ ရှိ၏၊ ဒိသာပိဒိ
 သံ၊ ထိုထိုအချပ်မျက်နှာကို၊ အနုပိလောကနမတ္ထော၊ အဖန်တလဲလဲ ကြည့်ရှု
 ကာ ဟောတိ၊ ရှိသည် ဖြစ်၏၊ ဒဗ္ဗသတ္ထပရာမသနော၊ ထုံ ကန်စားစ
 သည်ကို ကိုင်ယူကာ ဟောတိ၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိပ္ပိကာလံ၊
 တရံသော အခါ၌၊ ကောဓော၊ အမျက်သည်၊ ဒဗ္ဗသတ္ထပရာမသနမတ္ထော၊
 နှုတ်ထုံ ကန်စားစသည်ကို ကိုင်ယူကာ ဟောတိ၊ အတ္ထိ၊ ဟောတိ၊ ရှိသည် ဖြစ်
 ၏၊ ဒဗ္ဗသတ္ထအတ္တုတ္တိရဏော၊ ထုံ ကန်နှုတ်စသည်ကို ချိကာ ဟောတိ၊ နစ

တာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ ဒဏ္ဍသတ္တအာဘိနိပါတနမတ္ထော၊ ဒုတ်ထွံကန်ခားစသည်ကိုဆိုကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ ဒဏ္ဍသတ္တအာဘိနိပါတနော၊ ဒုတ်ထွံကန်ခား စသည်တို့ဖြင့် ရိုက်ပုတ်ပုတ်ထပ်ခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ ဒဏ္ဍသတ္တအာဘိနိပါတနမတ္ထော၊ ဒုတ်ထွံကန်ခားစသည်တို့ဖြင့် ရိုက်ပုတ်ပုတ်ထပ်ကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ ဆိန္ဒုရိန္ဒုန္ဒကရထော၊ အပိုင်းအပိုင်းဖြတ်ခြင်းကို ပြုခြင်းကို၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ ဆိန္ဒုရိန္ဒုန္ဒကရထမတ္ထော၊ အပိုင်းအပိုင်းဖြတ်ခြင်းကိုပြုကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ သမ္ဘုပ္ပနပလိဘဂ္ဂနော၊ ချိုးဖဲ၍ အမှန်အမှန်ပြုခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ သမ္ဘုပ္ပနပလိဘဂ္ဂနမတ္ထော၊ ချိုးဖဲ၍ အမှန်အမှန်ပြုကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ အင်္ဂမင်္ဂအပကဗ္ဗနော၊ အင်္ဂါကြီးငယ်ကိုဖဲ၍ ငင်ခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ အင်္ဂမင်္ဂအပကဗ္ဗနမတ္ထော၊ အင်္ဂါကြီးငယ်ကိုဖဲ၍ ငင်ကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ ဇိဝိတာပတနော၊ ဇိဝိတိန္ဒြေမှချခြင်းသည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ကိစ္ဆိကာလံ၊ တရံသောအခါ၌၊ ကောစော၊ အမျက်သည်၊ ဇိဝိတာပတနမတ္ထော၊ ဇိဝိတိန္ဒြေကို ချကာမျှသည်၊ အတ္ထိဟောတိ၊ ရှိသည်ဖြစ်၏။ သဗ္ဗစာဝပရိစ္စာဝသတ္တိတော၊ သူတပါး၏ဇိဝိတိန္ဒြေကိုချ၍မိမိဇိဝိတိန္ဒြေကိုချခြင်းငှါစွမ်းနိုင်သည်၊ နစတာဝဟောတိ၊ မဖြစ်သေး၊ ယတော၊ အကြင်အခါ၌၊ ကောစော၊ အမျက်သည်၊ ပရံပုဂ္ဂလံ၊ တပါးသောပုဂ္ဂိုလ်ကို၊ စာပတောတွာ၊ သေစေ၍၊ အတ္တာနံ၊ မိမိကိုယ်ကို၊ စာပတောတိ၊ သေစေ၏။ တောတာ၊ ဤသို့သောအစဉ်ဖြင့်၊ ကောစော၊ အမျက်သည်၊ ပရမုသဒကတော၊ အလွန်အားကြီးသောအဖြစ်သို့ ရောက်သည်၊ ပရမဝေပုလ္လပတ္ထော၊ အလွန် ပြန်ပြောသော အဖြစ်သို့ ရောက်သည်၊ ဟောတိ၊ ဖြစ်၏။ ယဿ၊ အကြင်သူအား၊ သောကောစော၊ ထိုအမျက်ကို၊ ပဟိနော၊ ပယ်အပ်ပြီးသည်၊ သမုန္တိန္ဒော၊ ကောင်းစွာ ဖြတ်အပ်ပြီးသည်၊ ဝူပသန္တော၊ ငြိမ်းစေအပ်ပြီးသည်၊ ပရိပဿဗ္ဗော၊ အလွန်ငြိမ်းစေအပ်ပြီးသည်၊ အာဗုပ္ပတ္တိကော၊ တဖန် ဖြစ်ခြင်းငှါ မထိုက်သည်၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော ဝိးဖြင့်၊ ဒဇော၊ ဖုတ်ကြည်းအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူကို၊ ဝိဂူမော၊ ဝိဂူမ



ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ကောမဿ၊ အမျက်၏၊ ပဟိနတ္ထော၊ ပထ်အပ်ပြီး
သည့်၏အဖြစ်ကြောင့်၊ ဝိဂူမော၊ ဝိဂူမမည်၏၊ ကောဝေတ္ထုဿ၊ အမျက်
ကြီးသောအကြောင်းဝတ္ထုကို၊ ပရိညာတတ္ထော၊ ပိုင်းခြား၍ သိအပ်ပြီသည်
၏အဖြစ်ကြောင့်၊ ဝိဂူမော၊ ဝိဂူမမည်၏၊ ကောဝေဟေတုဿ၊ အမျက်၏
အကြောင်းကို၊ ပရိညာတတ္ထော၊ ပိုင်းခြား၍ သိအပ်ပြီးသည်၏အဖြစ်ကြောင့်၊
ဝိဂူမော၊ ဝိဂူမမည်၏၊ ကောဝေဟေတုဿ၊ အမျက်၏ အကြောင်းကို၊ ဥပ
န္တိန္ဒတ္ထော၊ ဖြတ်အပ်ပြီးသည်၏ အဖြစ်ကြောင့်၊ ဝိဂူမော၊ ဝိဂူမမည်၏၊ အနိ
ဇောတိ၊ အနိဇောဟူသည်ကား၊ ရာဂေါနိဇော၊ ရာဂဟူသောညှဉ်းဆဲ
ခြင်း၊ ဒေါသောနိဇော၊ ဒေါသဟူသော ညှဉ်းဆဲခြင်း၊ မောဟောနိဇော၊
မောဟဟူသောညှဉ်းဆဲခြင်း၊ ကောဝေနိဇော၊ အမျက်ဟူသောညှဉ်းဆဲ
ခြင်း၊ ဥပနာဟောနိဇော၊ ခုန်ပြိုးဖွဲ့ခြင်း ဟူသော ညှဉ်းဆဲခြင်း၊ (ပ)၊ ဝေဗ္ဗာ
ကုသလာဘိသင်္ခါရာနိဇော၊ အထုံးစုံသော အကုသိုလ်အဘိသင်္ခါရဟူသော
ညှဉ်းဆဲခြင်း၊ ယဿ၊ အကြင်သူအား၊ ဇေတနိဇော၊ ထိုညှဉ်းဆဲခြင်းတို့ကို၊
ပဟိနာ၊ ပထ်အပ်ကုန်ပြီ၊ သမုန္တိန္ဒော၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝူပသန္တာ၊
ငြိမ်းကုန်ပြီ၊ ပရိပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်း
ဌာမထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသောမီးဖြင့်၊ ဓမ္မာ၊ ဖုတ်ကြည်း
အပ်ကုန်ပြီ၊ သော၊ ထိုသူကို၊ အနိဇော၊ အနိဇောဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ နိရာ
သောတိ၊ နိရာသောဟူသည်ကား၊ တဗ္ဗာ၊ တဗ္ဗာကို၊ အာသာ၊ အာသာဟူ
၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တပ်ခြင်းတဗ္ဗာလည်းကောင်း၊
သာရာဂေါ၊ ပြင်းစွာတပ်ခြင်း တဗ္ဗာ လည်းကောင်း၊ (လ)၊ အဘိဗ္ဗာ၊
အလွန်လိုချင်ခြင်း တဗ္ဗာလည်းကောင်း၊ လောဘော၊ တပ်ခြင်းတဗ္ဗာ
လည်းကောင်း၊ အကုသသဋ္ဌမံ၊ အကုသိုလ်၏ တည်ရာဖြစ်သော တဗ္ဗာ
လည်းကောင်း၊ ယဿ၊ အကြင်သူအား၊ အာသာ၊ ဝဲကွက်ခြင်း ရှိသော၊
သောတဗ္ဗာ၊ ထိုတဗ္ဗာကို၊ ပဟိနာ၊ ပထ်အပ်ပြီ၊ သမုန္တိန္ဒော၊ ကောင်းစွာ
ဖြတ်အပ်ပြီး၊ ဝူပသန္တာ၊ ငြိမ်းစေအပ်ပြီး၊ ပရိပဿဒ္ဓါ၊ အလွန်ငြိမ်းစေအပ်ပြီ၊
အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းဌာမထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်း
ဟူသောမီးဖြင့်၊ ဓမ္မာ၊ ဖုတ်ကြည်းအပ်ပြီ၊ သော၊ ထိုသူကို၊ နိရာသော၊ နိရာသ
ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဇာတိတိ၊ ဇာတိဟူသည်ကား၊ တေသံတေသံသတ္တာ
နံ၊ ထိုထိုသို့သောသတ္တဝါတို့၏၊ တမ္ဘိတမ္ဘိသတ္တနိကာယေ၊ ထိုထိုသို့သောထုံ
နွဲ့၊ ယာဇာတိ၊ အကြင်ဖြစ်ခြင်းလည်းကောင်း၊ သဗ္ဗာတိ၊ ကောင်းစွာဖြစ်ခြင်း
လည်းကောင်း၊ ဩက္ကန္တိ၊ ပရိသန္ဓေနေခြင်း လည်းကောင်း၊ အဘိနိဗ္ဗတ္တိ၊

အသစ်ဖြစ်ခြင်း၊ လည်းကောင်း၊ ခန္ဓာနံ၊ ခန္ဓပတို့၏၊ ပါတုဘာဝေါ၊ ထင်ရှား
ဖြစ်ခြင်း၊ လည်းကောင်း၊ အာယတနာနံ၊ အာယတနတို့ကို၊ ဗုဒ္ဓိဇာတော၊
ရခြင်းလည်းကောင်း၊ ဇရာတိ ဇရာဟူသည့်ကား၊ ဟေသံတေသံသတ္တာနံ၊
ထိုထိုသို့သောသတ္တဝါတို့၏၊ တမိတမိသတ္တာနိကာယေ၊ ထိုထိုသို့သောထုံ
နွဲ့ယာဇရာ၊ အကြင်အိုခြင်း၊ လည်းကောင်း၊ ဇီရဏတာ၊ အိုသောအဖြစ်
လည်းကောင်း၊ ခဗ္ဗိစွံ၊ သွားကျိုးသောအဖြစ် လည်းကောင်း၊ ပါလိစွံ၊ ဆံဖြူ
သောအဖြစ် လည်းကောင်း၊ ဝလိတ္တစတာ၊ အရေတွန့်သော အဖြစ်လည်း
ကောင်း၊ အာယုနော၊ အသက်၏၊ သံဟာနိ၊ ယုတ်ခြင်းလည်းကောင်း၊ ဣန္ဒြိ
ယာနံ၊ ဣန္ဒြေတို့၏၊ ပရိပါကော၊ ရင့်ခြင်းလည်းကောင်း၊ သန္တောဝိဂ္ဂမော
အနိစောနိရာသော၊ အတရိသောဇာတိဇရန္တိ၊ ဖြူမိတိ၊ သန္တောဝိဂ္ဂမောအနိ
စောနိရာသော၊ အတရိသောဇာတိဇရန္တိ၊ ဖြူမိဟူသည်ကား၊ ယော၊ အကြင်
သူသည်၊ သန္တော၊ ကိလေသာမှလည်းငြိမ်း၏၊ ဝိဂ္ဂမော၊ ကိလေသာဟူ
သောအစိုးမှလည်းကင်း၏၊ အနိစော၊ ရာဂစသောညွှန်းဆဲခြင်းမှလည်း
ကင်း၏၊ နိရာသော၊ ဝိက္ခက်ခြင်းလည်းကင်း၏၊ ယော၊ ထိုသူသည်၊ ဇာတိ
ဇရာမရဏံ၊ ပဗ္ဗိသန္ဓေနေခြင်းအိုခြင်းသေခြင်းကိုး အတရိ၊ လွန်ပြီ၊ ဥတ္တရိ၊
အထူးသဖြင့်လွန်ပြီ၊ ပတရိ၊ အပြားအားဖြင့်လွန်ပြီ၊ သမတိတ္ထမိ၊ ကောင်းစွာ
လွန်ပြီ၊ ဝိတိဝတ္တိတိ၊ အထူးသဖြင့်လွန်ပြီဟူ၍၊ ဖြူမိအာစိက္ခာမိ၊ ကြားတော်မူ
၏၊ ဧဒေသမိ၊ ဟောတော်မူ၏၊ ပညာပေမိ၊ သိစေတော်မူ၏၊ ပဋ္ဌပေမိ၊ ထား
တော်မူ၏၊ ဝိဝရာမိ၊ ပွင့်တော်မူ၏၊ ဝိဘာဇာမိ၊ ဝေဘန်တော်မူ၏၊ ဥတ္တာနိ
ကရောမိ၊ ထင်စွာပြုတော်မူ၏၊ ပကာသေမိ၊ ထင်ရှားပြုတော်မူ၏၊ ဣတိ
အယံ၊ ဤသည်လျှင်၊ သန္တောဝိဂ္ဂမောအနိစောနိရာသော အတရိသောဇာ
တိဇရန္တိ၊ ဖြူမိတိပဒေသ၊ သန္တောဝိဂ္ဂမောအနိစောနိရာသောအတရိသော
ဇာတိဇရန္တိ၊ ဖြူမိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊
ဘဝေါ၊ မြတ်စွာဘုရားသည်၊ သင်္ခါရလောကသို့ ပရောပရာနိပုဏ္ဏကာတိ
ဘဝေါ၊ ယသိဗ္ဗိတံနတ္ထိကုဟိဗ္ဗိသောကေ၊ သန္တောဝိဂ္ဂမောအနိစောနိရာ
သော၊ အတရိသော၊ ဇာတိဇရန္တိ၊ ဖြူမိတိ၊ သင်္ခါရလောကသို့ ပရောပရာ
နိ၊ (လ) အတရိသောဇာတိဇရန္တိ၊ ဖြူမိဟူ၍၊ အာဟ၊ ဟောတော်မူပြီ၊ သဟာဂါ
ထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်တကွတပြိုင်နက်၊ (ဆ)၊ ပဉ္စလိကော၊
ချိုသောလက်အုပ်ရှိသည်ဖြစ်၍၊ ဘဝဝန္တံ၊ မြတ်စွာဘုရားကိုး ဘန္တေ၊ အရှင်
ဘုရား၊ ဘဝေါ၊ အရှင်ဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊ သတ္တာ၊ ဆရာပါ
တည်း၊ အထံ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အထို့၊ ဖြစ်ပါ၏။

၂၅

ဣတိ၊ ဤသို့၊ နမဿမာနော၊ နှိရိုးထွက်၊ နိဝိန္ဒေ၊ နေသည်၊ ဟောတိ၊ ဖြစ်
၏။ ပုဏ္ဏိကပဉ္စာသုတ္တံ နိဒ္ဓေသော၊ ပုဏ္ဏိကပဉ္စာသုတ်၏ နိဒ္ဓေသသည်၊
သမတ္တော၊ ပြီးပြီ ။

မေတ္တရုပဉ္စာသုတ္တံနိဒ္ဓေသ၊

ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်တုရား၊ တံ၊ အရှင်တုရားကို၊ ဝေဒဂူ၊
သိခြင်းသို့ ရောက်သော သူဟူ၍၊ ဘာဝိတတ္ထံ၊ ပွားစေသော သူဟူ၍၊ ဣဟံ၊
အကျွန်ုပ်သည်၊ မညာမိ၊ အောက်မှေ့၍၊ ထောကသ္မိံ၊ လောက၌၊ ယေကေ
ဝိ၊ ခပ်သိမ်းကုန်သော နက္ခတ္တိသည်၊ အနေကရူပါ၊ များသော အပြားရှိကုန်
၏၊ ဣမေဒုက္ခာ၊ ဤဆင်းရဲတို့သည်၊ ကုတော၊ အတတ်မှ၊ သရဒါဂတာနူ၊
မပြတ်ဖြစ်၍ သာကုန်သနည်း၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်တုရား၊
တံ၊ အရှင်တုရားကို၊ တံ၊ ထိုဒုက္ခ၏ သားရာကို၊ ပုစ္ဆမိ၊ မေးပါ၏၊ မေ၊
အကျွန်ုပ်အား၊ ဝေတံ၊ ထိုဒုက္ခ၏ သားရာကို၊ ဗြူဟိ၊ ဟောတော်မူပါထော၊ ။
ဣတိ၊ ဤသို့၊ အာယသ္မာမေတ္တရု၊ အရှင်မေတ္တရု ပုစ္ဆားသည်၊ ပုစ္ဆိ၊ မေး
ချောက်ပြီး၊ ပုစ္ဆာမိတံဘဂဝါဗြူဟိ မေတန္တိ ဧတ္ထပဒေ၊ ပုစ္ဆာမိတံဘဂ
ဝါဗြူဟိ မေတံ ဟူသော ဤပုဒ်၌၊ ပုစ္ဆာမိတိ၊ ပုစ္ဆာမိဟူသည်ကား၊ အ
ဒိဋ္ဌဇောတနာ ပုစ္ဆာ၊ မသိမမြင်၍ မေးခြင်း ထည်းကောင်း၊ ဒိဋ္ဌသံသန္ဓနာ
ပုစ္ဆာ၊ မြင်ပြီးသည်ကို နှိုးနှောလို၍ မေးခြင်းထည်းကောင်း၊ ဝိမတိစ္ဆေဒ
နာပုစ္ဆာ၊ ယုံမှားသင်္ကာကို ဖျောက်ခြင်း၌ မေးခြင်းထည်းကောင်း၊ ဣတိ၊
ဤသို့၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ တိသော၊ သုံးပါးတို့တည်း၊ အဒိဋ္ဌဇောတ
နာပုစ္ဆာ၊ မသိမမြင်၍ မေးခြင်းသည်၊ ကတမာ၊ အတတ်နည်း၊ ပကတိယာ၊
ပြကတောအားဖြင့်၊ လက္ခဏံ၊ မှန်သောလက္ခဏာကို၊ အညာတံ၊ မသိသည်၊
အဒိဋ္ဌိ၊ မမြင်သည်၊ အတုလိတံ၊ မနှိုင်းချိန်နှိုင်းသည်၊ အတိရိတံ၊ မလွန်နှိုင်း
သည်၊ အဝိတုတံ၊ မထင်ရှားသည်၊ အဝိဘာဝိတံ၊ မပွားစေသည်၊ ဟောတိ၊
ဖြစ်၏၊ ဉာဏာယ၊ အမှန်ကိုသိခြင်း၌၊ ဒဿနာယ၊ မြင်ခြင်း၌၊ တုလနာယ
နှိုင်းချိန်ခြင်း၌၊ တိရုဏာယ၊ လွန်ခြင်း၌၊ ဝိဘူတတ္ထာယ၊ ထင်ရှားစေခြင်း
၌၊ ဝိဘာဝနတ္ထာယ၊ ပွားစေခြင်း၌၊ ဗုဉ္ဇံ၊ ပြဿနာကို၊ ပုစ္ဆတိ၊ မေး၏၊ အယံ၊
ဤသို့မေးခြင်းသည်၊ အဒိဋ္ဌဇောတနာပုစ္ဆာ၊ မသိမမြင်၍ မေးသည်မည်၏၊
ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊ မြင်ပြီးသည်ကို နှိုးနှောလို၍ မေးခြင်းသည်၊ ကတမာ၊ အ
တတ်နည်း၊ ပကတိယာ၊ သဘောအားဖြင့်၊ လက္ခဏံ၊ မှန်သောလက္ခဏာကို၊

အညာတံ၊ သိပြီးသည်၊ ဟောတံ၊ ဖြစ်၏၊ နိဗ္ဗာန်၊ မြင်ပြီးသည်၊ တုလိတံ၊ နှိုင်းချိန်
 ပြီးသည်၊ တိရိတံ၊ လွန်ပြီးသည်၊ ဝိဘူတံ၊ ထင်ရှားပြီးသည်၊ ဝိဘာဝိဟံ၊ ပွား
 ရေပြီးသည်၊ ဟောတံ၊ ဖြစ်၏၊ အညေတံ၊ တပါးကုန်သော၊ ပဏ္ဍိတေဟိ၊
 ပညာရှိတို့နှင့်၊ သဒ္ဓိံ၊ တကွ၊ သံသန္ဓနတ္ထပယ၊ နှိုးနှောခြင်းငှါ၊ ပဉ္စ၊ ပြဿနာ
 ကို၊ ပုစ္ဆတံ၊ မေး၏၊ အယံ၊ ဤသို့မေးခြင်းသည်၊ ဒိဋ္ဌသံသန္ဓနပုစ္ဆ၊ မြင်ပြီး
 သည်ကိုနှိုးနှောလို၍ မေးသည်မည်၏၊ ဝိမတိန္ဒေဒနာပုစ္ဆ၊ ယုံမှားသင်္ကာ
 ကိုပျောက်လို၍မေးခြင်းသည်၊ ကတမာ၊ အဘယ်နည်း၊ ဗကတိယာ၊ သ
 ဘောအားဖြင့်၊ ဇဝံနုခေါ၊ ဤသို့ဖြစ်အံ့လော၊ နနုခေါ၊ မဖြစ်အံ့လော၊ ကိံနုခေါ၊
 အဘယ်သို့ဖြစ်အံ့နည်း၊ ကထံနုခေါ၊ အဘယ်ကြောင့်ဖြစ်အံ့နည်း၊ ဣတိ၊ ဤ
 သို့၊ သံသယပက္ခန္ဓော၊ ယုံမှားခြင်းသို့ဝင်သည်၊ ဝိမတိပက္ခန္ဓော၊ သင်္ကာ
 သောအဖို့ရှိသည်၊ ဧန္တကဇာတော၊ နှလုံးနှစ်ခွဲရှိသည်၊ ဟောတံ၊ ဖြစ်၏၊
 သော၊ ထိုသူသည်၊ ဝိမတိန္ဒေဒနတ္ထပယ၊ ယုံမှားသင်္ကာကို ပျောက်ခြင်းငှါ၊
 ပဉ္စ၊ ပြဿနာကို၊ ပုစ္ဆတံ၊ မေး၏၊ အယံ၊ ဤသို့မေးခြင်းသည်၊ ဝိမတိန္ဒေဒနာ
 ပုစ္ဆ၊ ယုံမှားခြင်းကိုပျောက်လို၍မေးခြင်းမည်၏၊ ပုစ္ဆ၊ ပုစ္ဆတို့သည်၊ ဣ
 မာတိသော၊ ဤသုံးပါးတို့တည်း၊ အပရာဝိ၊ တပါးထည်းဖြစ်ကုန်သော၊ ပုစ္ဆ၊
 ပုစ္ဆတို့သည်၊ မနုဿပုစ္ဆ၊ လူတို့၏ မေးခြင်းလည်းကောင်း၊ အမနုဿ
 ပုစ္ဆ၊ နဂါးဂဠုဝသောသူတို့၏ မေးခြင်းလည်းကောင်း၊ နိဗ္ဗိတပုစ္ဆ၊ နိဗ္ဗိ
 တတုရားတို့၏မေးခြင်း၏လည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့
 တည်း၊ မနုဿပုစ္ဆ၊ လူတို့၏ မေးခြင်းသည်၊ ကတမာ၊ အဘယ်နည်း၊
 မနုဿ၊ လူတို့သည်၊ ဘဂဝန္တံ၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရား
 သို့၊ ဥပသင်္ကမိတွာ၊ ကပ်ကုန်၍၊ ပဉ္စ၊ ပြဿနာကို၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဝိက္ခူ၊
 ရဟန်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဝိက္ခူနိယော၊ ရဟန်းမိန်းမတို့သည်၊
 ပုစ္ဆန္တိ၊ မေးကုန်၏၊ ဥပါသကာ၊ သီတင်းသည်တို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊
 ဥပါသိကာယော၊ သီတင်းသည် မိန်းမတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ရာဇာ
 နော၊ မင်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ခတ္တိယာ၊ အဘိတ်ထိက်ခံသော
 မင်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဗြာဟ္မဏာ၊ ပုစ္ဆားတို့သည်၊ ပုစ္ဆန္တိ၊
 မေးကုန်၏၊ ဝေသာ၊ သူကြွယ်တို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ သုဒ္ဓါ၊ သူဆင်း
 ရဲတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဝဟဋ္ဌာ၊ ဆိုအပ်ခဲ့ပြီးသည်မှကြွင်းသောသူတို့
 သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ပဗ္ဗဇိတာ၊ ရဟန်းတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊
 အယံ၊ ဤသို့ မေးခြင်းသည်၊ မနုဿပုစ္ဆ၊ လူတို့၏မေးခြင်းမည်၏၊ အမနု
 ဿပုစ္ဆ၊ နဂါးဂဠုဝသော သူတို့၏ မေးခြင်းသည်၊ ကထမာ၊ အဘယ်

၂၂

နည်း၊ အမနုဿ၊ နဂါးဂဠု၊ စသောယုတို့သည်၊ ဗုဒ္ဓဘဂဝန္တံ၊ ဘုန်းတော်
 ကြီးသောမြတ်စွာဘုရားသို့၊ ဥပသင်္ကမိတွာ၊ ကပ်ကုန်၍၊ ပဉ္စ၊ ပြဿနာကို၊
 ပုစ္ဆန္တိ၊ မေးကုန်၏၊ နဂါး၊ နဂါးတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ သုပဏ္ဍာ၊
 ဂဠုတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ယက္ခာ၊ ဘီလူးတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်
 ၏၊ အသုရာ၊ အသုရာတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဂဗ္ဘဗ္ဗာ၊ ဂဗ္ဘဗ္ဗနတ်တို့
 သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ မဟာရာဇာ၊ စတုမဟာရာဇ်နတ်မင်းကြီး
 တို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဣန္ဒြာ၊ သိကြားတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊
 ဗြာဟ္မာ၊ ဗြာဟ္မာတို့သည်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ ဒေဝါ၊ နတ်တို့သည်၊ ပုစ္ဆန္တိ၊
 မေးကုန်၏၊ အယံ၊ ဤသို့မေးခြင်းသည်၊ အမနုဿပုစ္ဆာ၊ နဂါးဂဠု၊ စသောယု
 တို့၏မေးခြင်းမည်၏၊ နိဗ္ဗိတပုစ္ဆာ၊ နိဗ္ဗိတဘုရားတို့၏ မေးခြင်းသည်၊ ကတ
 မာ၊ အတတ်နည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မနောမယံ၊ နှလုံးဖြင့်ပြီး
 သော၊ သဗ္ဗင်္ဂပဗ္ဗင်္ဂံ၊ အလုံးစုံသောအင်္ဂါကြီးငယ်နှင့် ပြည့်စုံသော၊ အစိန်နိဗ္ဗ
 ယံ၊ သဏ္ဍာန်အားဖြင့်မချိုတဲ့သော ဣန္ဒြေရှိသော၊ ယံရူပံ၊ အကြင်ရုပ်ကို၊ အ
 တိနိဗ္ဗိနာတိ၊ တန်ဆင်းတော်မူ၏၊ သောနိဗ္ဗိတော၊ ထိုနိဗ္ဗိတဘုရားသည်၊
 ဗုဒ္ဓဘဂဝန္တံ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသို့၊ ဥပသင်္ကမိတွာ၊
 ကပ်၍၊ ပဉ္စ၊ ပြဿနာကို၊ ပုစ္ဆတိ၊ မေး၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ဝိသုဇ္ဇေယံ၊ ဖြေတော်မူ၏၊ အယံ၊ ဤသို့မေးခြင်းသည်၊ နိဗ္ဗိတပုစ္ဆာ၊ နိဗ္ဗိတ
 ဘုရား၏မေးခြင်းမည်၏၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဣမာတိသော၊ ဤသုံးပါး
 တို့တည်း၊ အပရာဝိ၊ တပါးလည်း ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊
 အတ္တတ္ထပုစ္ဆာ၊ မိမိ၏ အကျိုးငှါ မေးခြင်း လည်းကောင်း၊ ပရေတ္ထပုစ္ဆာ၊
 သူတပါး၏ အကျိုးငှါမေးခြင်း လည်းကောင်း၊ ဥဘယတ္ထပုစ္ဆာ၊ နှစ်ပါး
 သော အကျိုးငှါမေးခြင်း လည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါး
 တို့တည်း၊ အပရာဝိ၊ တပါးလည်း ဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊
 ဒိဋ္ဌဓမ္မိကတ္ထပုစ္ဆာ၊ ပစ္စုပ္ပန်တဝဋ် ခံစားအပ်သော အကျိုးငှါ မေးခြင်းလည်း
 ကောင်း၊ သမ္ပရာယိကတ္ထပုစ္ဆာ၊ တပလွန်တပဋ် ခံစားအပ်သော အကျိုးငှါ
 မေးခြင်းလည်းကောင်း၊ မေတ္ထပုစ္ဆာ၊ မြတ်သော အကျိုးငှါမေးခြင်း လည်းကောင်း၊
 ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာဝိ၊ တပါးလည်းဖြစ်ကုန်
 သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အနဝဇ္ဇတ္ထပုစ္ဆာ၊ အပြစ်မရှိသော အကျိုးငှါ
 မေးခြင်း လည်းကောင်း၊ နိတ္တိဝေသာတ္ထပုစ္ဆာ၊ ကိလေသာကိုယ်ငယ်ခြင်း
 အကျိုးငှါမေးခြင်းလည်းကောင်း၊ ဝေါဒါနတ္ထပုစ္ဆာ၊ ဖြစ်စင်သော အကျိုးငှါ
 မေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာဝိ၊

တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အတိတပုစ္ဆာ၊ အတိတ်
ဖြစ်သောတရားကိုမေးခြင်းလည်းကောင်း၊ အနာဂတပုစ္ဆာ၊ အနာဂတ်ဖြစ်
သောတရားကို မေးခြင်းလည်းကောင်း၊ ပစ္စုပ္ပန်ပုစ္ဆာ၊ ပစ္စုပ္ပန်ဖြစ်သော
တရားကိုမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊
အပရာဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ အဇ္ဈတ္တပုစ္ဆာ၊
အဇ္ဈတ္တတရားကို မေးခြင်း လည်းကောင်း၊ ဗဟိဒ္ဓပုစ္ဆာ၊ ဗဟိဒ္ဓတရားကို
မေးခြင်း လည်းကောင်း၊ အဇ္ဈတ္တဗဟိဒ္ဓပုစ္ဆာ၊ အဇ္ဈတ္တဗဟိဒ္ဓတရားကို
မေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာဝိ၊
တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဣသထပုစ္ဆာ၊ ဣသထ
တရားကိုမေးခြင်းလည်းကောင်း၊ အကုသထပုစ္ဆာ၊ အကုသထ တရားကို
မေးခြင်းလည်းကောင်း၊ အဗျာကတပုစ္ဆာ၊ ကုသိုလ်အကုသိုလ်မှတပါးသော
တရားကိုမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊
အပရာဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ခန္ဓာပုစ္ဆာ၊ ခန္ဓာကို
မေးခြင်းလည်းကောင်း၊ ဓာတုပုစ္ဆာ၊ ဓာတ်ကိုမေးခြင်းလည်းကောင်း၊ အာ
ယတနပုစ္ဆာ၊ အာယတနကိုမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊
သုံးပါးတို့တည်း၊ အပရာဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊
သတိပဋ္ဌာနပုစ္ဆာ၊ သတိပဋ္ဌာန်ကိုမေးခြင်းလည်းကောင်း၊ သဗ္ဗပ္ပသာနပုစ္ဆာ၊
သဗ္ဗပ္ပသာန်ကိုမေးခြင်း လည်းကောင်း၊ ဣဒ္ဓိပါဒပုစ္ဆာ၊ ဣဒ္ဓိပါဒ်ကို မေးခြင်း
လည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊ အပရာဝိ၊ တပါး
လည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ ဣန္ဒြိယပုစ္ဆာ၊ ဣန္ဒြိယကိုမေးခြင်း
လည်းကောင်း၊ ဗကပုစ္ဆာ၊ ဗိုလ်ကိုမေးခြင်းလည်းကောင်း၊ ဗောဇ္ဈင်္ဂပုစ္ဆာ၊
ဗောဇ္ဈင်ကိုမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံးပါးတို့တည်း၊
အပရာဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုစ္ဆာ၊ ပုစ္ဆာတို့သည်၊ မဂ္ဂပုစ္ဆာ၊ မဂ်
ကိုမေးခြင်း လည်းကောင်း၊ ပထပုစ္ဆာ၊ ပထကိုမေးခြင်း လည်းကောင်း၊
နိဗ္ဗာနပုစ္ဆာ၊ နိဗ္ဗာန်ကိုမေးခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိသော၊ သုံး
ပါးတို့တည်း၊ ပုစ္ဆာမိတန္တိ၊ ပုစ္ဆာမိတံဟု နည်းကားတံ၊ ထိုပြဿနာကို၊
ပုစ္ဆာမိ၊ မေး၏၊ တံ၊ ထိုပြဿနာကို၊ ယာစမိ၊ တောင်းပန်၏၊ တံ၊ ထိုပြဿ
နာကို၊ အဇ္ဈောယာမိ၊ တိုက်တွန်း၏၊ တံ၊ ထိုပြဿနာကို၊ ပဿာဒေမိ၊ ကြည့်
ညှိ၏၊ တံ၊ ထိုပြဿနာကို၊ မေ၊ အကျွန်ုပ်အဖူး၊ ကထာယထာ၊ ဟောတော်မူပါ
လော၊ ဣတိ အဟံ၊ ဤ သည်လျှင်၊ ပုစ္ဆာမိတန္တိ ဒေသာ၊ ပုစ္ဆာမိတံဟုသောပုန်
၏၊ အတ္ထော၊ အနက်တည်း၊ ဘဂဝါတိတေ၊ ဘဂဝါဟုသောအမည်တော်သည်။

ဝါရဝါဒိဝစနံ၊ အရိအသေခေါင်ဝါသောအမည်တော်တည်း၊ (ပ)၊ ဘာဂဝါတိ၊
ဘာဂဝါဟူသော၊ ယဒိဒံယံအုဒံနာမံ၊ အပြင်အမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊
ဧဝံ၊ ထိုအမည်တော်သည်၊ ယန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္ထိ၊
နာမပညတ်တော်တည်း၊ ဗြူဟိမေတန္တိ၊ ဗြူဟိမေတံဟူသည်ကား၊ ဗြူဟိ
အာရိက္ခာဟိ၊ ကြားတော်မူပါလော၊ ဒေသေဟိ၊ ဟောတော်မူပါလော၊ ပည
ပေဟိ၊ သိစေလော၊ ပဋ္ဌပေဟိ၊ ထားလော၊ ဝိဝရ၊ ဖွင့်လော၊ ဝိဘဗ္ဗ၊ ဝေဘန်
လော၊ ဥတ္တာနိကရောဟိ၊ ထင်စွာပြုလော၊ ပကာသေဟိ ထင်ရှားပြုလော၊
ဣတိအယံ၊ ဤသည်လျှင်၊ ပုစ္ဆာမိတံဘာဂဝါဗြူဟိမေတန္တိ၊ ပဒဿ၊ ပုစ္ဆာမိ
တံဘာဂဝါဗြူဟိမေတံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အတ္ထာ
ယသ္မာ မေတ္တဂုမညာမိတံ ဝေဒဂု ဘာဝိတတ္တန္တိ ဧတ္ထပဒေ၊ အတ္ထာယသ္မာ
မေတ္တဂုမညာမိတံဝေဒဂုဘာဝိတတ္တံ ဟူသောဤပုဒ်၌၊ ဝေဒဂုတိ၊ သိအပ်
လောတရား၏အဆုံးသို့ရောက်ပြီးသောသူဟူ၍၊ တံ၊ အရှင်ထုရားကို၊ မညာ
မိ၊ အောက်မေ့ပါ၏၊ ဘာဝိတတ္ထောတိ၊ ပွားစေအပ်ပြီးသောတရားရှိသောသူ
ဟူ၍၊ တံ၊ အရှင်ဘုရားကို၊ မညာမိ၊ အောက်မေ့ပါ၏၊ ဧဝံ၊ ဤသို့၊ ဇာနာမိ၊ သိ
ပါ၏၊ ဧဝံ၊ ဤသို့၊ အာဇာနာမိ၊ အာရုံပြု၍သိပါ၏၊ ဧဝံ၊ ဤသို့၊ ပရိဇာနာမိ၊ အဖန်
တလဲလဲအာရုံပြုသောအားဖြင့်သိပါ၏၊ ဧဝံ၊ ဤသို့၊ ပရိဝိဇ္ဇာမိ၊ ထိုးထွင်း၍သိ
ပါ၏၊ ဝေဒဂုဘာဝိတတ္ထောတိဧတ္ထပဒေ၊ ဝေဒဂုဘာဝိတတ္ထောဟူသောဤ
ပုဒ်၌၊ ကသဋ္ဌ၊ အဘယ်သို့လျှင်၊ ဘာဂဝါ၊ မြတ်စွာဘုရားသည်၊ ဝေဒဂု၊ သိအပ်
လောတရား၏အဆုံးသို့ရောက်သနည်း၊ စတုသုမဂ္ဂေသု၊ လေးပါးကုန်သော
မဂ်တို့၌၊ ဉာဏံ၊ သိတတ်သောဉာဏ်ကို၊ မညာ၊ အပြားအားဖြင့်သိတတ်
သောမညာကို၊ ပညိန္ဒြိယံ၊ သိခြင်း၌အစိုးရတတ်သောမညာကို၊ မညာဗလံ၊
သိခြင်း၌တုန်ထွင်ခြင်းမရှိသော မညာကို၊ (ပ)၊ ဓမ္မဝိစယ သမ္မောဇ္ဈင်္ဂီ ☰
သစ္စာဇထေးပါးကိုရှေးချယ်၍သိတတ်သောဓမ္မဝိစယသမ္မောဇ္ဈင်္ဂီကို၊ မိမံသာ၊
ရုံစမ်း၍သိတတ်သောမညာကို၊ ဝိပဿနာ၊ အထူးသဖြင့်ရှုတတ်သောမညာ
ကို၊ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်သောမညာကို၊ ဝေဒါ၊ ဝေဒါဟူ၍၊ ဝုပ္ပန္တိ၊
ဆိုအပ်ကုန်၏၊ ဘာဂဝါ၊ မြတ်စွာဘုရားသည်၊ တေဟိ၊ ထိုသို့သဘောရှိကုန်
သော၊ ဝေဒေဟိ၊ လေးပါးကုန်သောမဂ်ဉာဏ်တို့ဖြင့်၊ ဇာတိဇရာမရဏဿ၊
ပရိသန္ဓေနေခြင်းအိုခြင်းသေခြင်း၏၊ အန္တဂတော၊ အဆုံးသို့ရောက်တော်မူ
၏၊ အန္တပ္ပတ္တော၊ မိတ်ဖြင့်အဆုံးသို့ ရောက်တော်မူ၏၊ ကောမှိဂတော၊ မဂ်
ဖြင့်သင်္ခါရ၏အထွေ့သို့ရောက်တော်မူ၏၊ ကောမှိပ္ပတ္တော၊ မိတ်ဖြင့်သင်္ခါရ၏
အထွေ့သို့ရောက်တော်မူ၏၊ ပရိယန္တဂတော၊ မဂ်ဖြင့်သောက၏အပိုင်းအ

ခြားသို့ရောက်တော်မူ၏။ ပရိယန္တပုတ္တော၊ ဖိုလ်ဖြင့်လောက၏ အပိုင်းအ
 ခြားသို့ရောက်တော်မူ၏။ ပေါသာနဂတော၊ မဂ်ဖြင့်အဆုံးသို့ရောက်တော်
 မူ၏။ ပေါသာနပုတ္တော၊ ဖိုလ်ဖြင့်ဝဋ်ဒုက္ခ၏ အဆုံးသို့ရောက်တော်မူ၏။ တာ
 ဏဂတော၊ မဂ်ဖြင့်စောင့်ရှောက်ရာသို့ရောက်တော်မူ၏။ တာဏပုတ္တော၊
 ဖိုလ်ဖြင့်စောင့်ရှောက်ရာသို့ရောက်တော်မူ၏။ ယေဏဂတော၊ မဂ်ဖြင့်ပုန်း
 အောင်းရာသို့ရောက်တော်မူ၏။ ယေဏပုတ္တော၊ ဖိုလ်ဖြင့်ပုန်းအောင်းရာသို့
 ရောက်တော်မူ၏။ သရဏဂတော၊ မဂ်ဖြင့်ကိုးကွယ်ရာသို့ရောက်တော်မူ၏။
 သရဏပုတ္တော၊ ဖိုလ်ဖြင့်ကိုးကွယ်ရာသို့ရောက်တော်မူ၏။ အဘယဂတော၊
 မဂ်ဖြင့်ဘေးမဲ့ခြင်းသို့ရောက်တော်မူ၏။ အဘယပုတ္တော၊ ဖိုလ်ဖြင့်ဘေးမဲ့
 ခြင်းသို့ရောက်တော်မူ၏။ အတ္တတဂတော၊ မဂ်ဖြင့်စုတေခြင်းကင်းသော
 နိဗ္ဗာန်သို့ရောက်တော်မူ၏။ အတ္တတပုတ္တော၊ ဖိုလ်ဖြင့်စုတေခြင်းကင်းသော
 နိဗ္ဗာန်သို့ရောက်တော်မူ၏။ အမတဂတော၊ မဂ်ဖြင့်သေခြင်းကင်းသော
 နိဗ္ဗာန်သို့ရောက်တော်မူ၏။ အမတပုတ္တော၊ ဖိုလ်ဖြင့်သေခြင်းကင်းသော
 နိဗ္ဗာန်သို့ရောက်တော်မူ၏။ နိဗ္ဗာနဂတော၊ မဂ်ဖြင့်တဏှာမှ ထွက်မြောက်
 ရာနိဗ္ဗာန်သို့ ရောက်တော်မူ၏။ နိဗ္ဗာနပုတ္တော၊ ဖိုလ်ဖြင့် တဏှာမှ ထွက်
 မြောက်ရာနိဗ္ဗာန်သို့ ရောက်တော်မူ၏။ ဝါ၊ တနည်းကား၊ ဇေဓိနံ၊ ဝိအင်္ဂ
 သောတရားတို့၏။ အန္တဂတော၊ အဆုံးသို့ရောက်တော်မူ၏။ ဣဟိတသ္မာ၊
 ထိုကြောင့်။ ဝေဒဂု၊ ဝေဒဂုမည်တော်မူ၏။ ဝါ၊ တနည်းကား၊ ဝေဒေယိ၊
 ထေးပါးကုန်သောမဂ်ဥာဏ်တို့ဖြင့်၊ အန္တဂတော၊ သင်္ခါရ၏အဆုံးသို့ရောက်
 တော်မူ၏။ ဣဟိတသ္မာ၊ ထိုကြောင့်၊ ဝေဒဂု၊ ဝေဒဂုမည်တော်မူ၏။ ဝါ၊ တနည်း
 ကား၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဝိဒိတတ္ထံ၊ သိအပ်ပြီး
 သည်၏။ အဖြစ်ကြောင့်၊ ဝေဒဂု၊ ဝေဒဂု မည်တော်မူ၏။ သတ္တာယ ဝိဗ္ဗိ၊
 သတ္တာယ ဝိဗ္ဗိကို၊ ဝိဒိတာ၊ သိအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ ဝိစိကိစ္ဆံ၊
 ဝိစိကိစ္ဆကို၊ ဝိဒိတာ၊ သိအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ သိသဗ္ဗတပ
 ရာမာသော၊ သိသဗ္ဗတ ပရာမာသကို၊ ဝိဒိတော၊ သိအပ်ပြီးသည်၊ ဟော
 တိ၊ ဖြစ်၏။ ရာဂေါ၊ ရာဂကို၊ ဒေါသော၊ ဒေါသကို။ မောဟော၊ မောဟကို၊
 မာနော၊ မာနေကို၊ ဝိဒိတော၊ သိအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ သံကိလေသိ
 ကာ၊ ဥဂ္ဂင်ညူးစေတတ်ကုန်သော၊ ပေါနော ဗ္ဗဝိကာ၊ တဖန်ဘဝသစ်ကိုဖြစ်
 စေတတ်ကုန်သော၊ သဒရထာ၊ ပူပန်ခြင်းနှင့်ဟက္ခဖြစ်ကုန်သော၊ ဒုက္ခဝိပါ
 ကာ၊ ဆင်းရဲသောအကျိုးကို ပေးတတ်ကုန်သော၊ အာယတိံ၊ နောင်အခါ၌၊
 ဇာတိဇရာမရဏိယာ၊ ပဋိသန္ဓေနေခြင်းအိုခြင်းသေခြင်း၏အကြောင်းဖြစ်

ကုန်သော၊ ဝါပကာ၊ ယုတ်မာကုန်သော၊ အကုသလဒတ္တော၊ အကုသိုလ်
 တရားကိုကို၊ အသ၊ ထိုမြတ်စွာထုရားသည်၊ ဝိဒိတာ၊ သိတော်မူအပ်ကုန်
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ သဘိယာတိ၊ သဘိယဟူ၍၊ ဘဝဝါ၊ မြတ်စွာ
 ထုရားသည်၊ အာလဟတိ၊ ခေါ်တော်မူ၏။ သဘိယ၊ သဘိယထဟူ၍၊ သမ
 ဏာနံ၊ ရဟန်းတို့အား ထည်းကောင်း၊ ဗြာဟ္မဏာနံ၊ ဗုဒ္ဓဘွားတို့အားလည်း
 ကောင်း၊ ယာနိ၊ အကြင်ထိအပ်ကုန်သောတရားတို့သည်၊ အတ္ထိသန္တိ၊ ရှိကုန်
 ၏။ ကေဝလဒနိ၊ အလုံးစုံကုန်သော၊ တာနိဝေဒါနိ၊ ထိုထိအပ်သောတရား
 တို့ကို၊ ဝိစေယျ၊ မင်ကိုပွားစေသဖြင့်ထိရာ၏။ သဗ္ဗဝေရံ၊ အလုံးစုံသောရန်
 ကို၊ အဘိသ၊ လွန်၍၊ သဗ္ဗဝေဒနာသု၊ ခပ်သိမ်းကုန်သောဝေဒနာတို့၌၊ ဝိတ
 ရာဂေါ၊ တစ်ခြင်းကင်း၏။ ဣတိတသ္မာ၊ ထိုကြောင့်၊ ဝေဒဂူ၊ ဝေဒဂူသည်၊
 ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ဘဝဝါ၊ မြတ်စွာထုရားသည်၊ ဝေဒဂူ၊ ဝေဒဂူ
 မည်တော်မူ၏။ ကထံ၊ အဘယ်သို့သျှင်၊ ဘဝဝါ၊ မြတ်စွာထုရားသည်၊ တာဝိ
 တတ္ထော၊ ပွားစေအပ်ပြီးသော တရားရှိသနည်း၊ ဘဝဝါ၊ မြတ်စွာထုရား
 သည်၊ ဘာဝိတကာယော၊ ပွားစေအပ်ပြီးသော နာမကာယ ချပကာယရှိ
 တော်မူ၏။ ဘာဝိတဘိလော၊ ပွားစေအပ်ပြီးသော သိလရှိတော်မူ၏။ ဝိဘာ
 တစိတ္တော၊ ပွားစေအပ်ပြီးသော စိတ်ရှိတော်မူ၏။ ဘာဝိတပညော၊ ပွားစေ
 အပ်ပြီးသော ပညာရှိတော်မူ၏။ ဘာဝိတပတိ၊ ညွှာနေ၊ ပွားစေအပ်ပြီး
 သောသင်္ခါပဋ္ဌာန်ရှိတော်မူ၏။ ဘာဝိတသဗ္ဗပ္ပဝေနေ၊ ပွားစေအပ်ပြီးသော
 သဗ္ဗပ္ပဝေန်ရှိတော်မူ၏။ ဘာဝိတအုဒ္ဓိပ္ပါဒေါ၊ ပွားစေအပ်ပြီးသော အုဒ္ဓိပ္ပါဒ်ရှိ
 တော်မူ၏။ ဘာဝိတအုန္တိယော၊ ပွားစေအပ်ပြီးသော အုန္တိရှိတော်မူ၏။ ဘာဝိ
 တဗလော၊ ပွားစေအပ်ပြီးသော ဗိုလ်ရှိတော်မူ၏။ ဘာဝိတ၊ ဗာဏ္ဍင်္ဂါ၊ ပွားစေ
 အပ်ပြီးသော ဗာဏ္ဍင်္ဂါရှိတော်မူ၏။ ဘာဝိတမဂ္ဂေါ၊ ပွားစေအပ်ပြီးသော မင်ရှိ
 တော်မူ၏။ ပဟိနကိလေယော၊ ပယ်အပ်ပြီးသော ကိလေယာန်တော်မူ၏။
 ပရိဝိခကုပ္ပေါ၊ ထိုးထွင်း၍ သိအပ်သော မတုန်မထုပ်သော အရဟတ္တဗိုလ်
 ရှိတော်မူ၏။ သန္တိကတနိရောဓော၊ မျက်မှောက်ပြုအပ်ပြီးသော နိဗ္ဗာန်
 ရှိတော်မူ၏။ ဒုက္ခံ၊ ဒုက္ခသစ္စာကို၊ ကသ၊ ထိုမြတ်စွာထုရားသည်၊ ပရိညာ
 တံ၊ ပိုင်းခြား၍ သိအပ်ပြီး၊ သမုဒယော၊ သမုဒယသစ္စာကို၊ ပဟိနော၊ ပယ်
 အပ်ပြီး၊ မဂ္ဂေါ၊ မဂ္ဂသစ္စာကို၊ ဘာဝိကော၊ ပွားစေအပ်ပြီး၊ နိရောဓော၊ နိရောဓ
 သစ္စာကို၊ သန္တိကတော၊ မျက်မှောက်ပြုအပ်ပြီး၊ အဘိညေယျံ၊ အလွန်သော
 ဉာဏ်ဖြင့် သိအပ်သောတရားကို၊ အဘိညာတံ၊ အလွန်သောဉာဏ်ဖြင့် သိ
 အပ်ပြီး၊ ပရိညေယျံ၊ ပိုင်းခြား၍ သိအပ်သောတရားကို၊ ပရိညာတံ၊ ပိုင်းခြား၍

သိအပ်ပြီ၊ ပဟာဘဗ္ဗံ၊ ပယ်အပ်သောတရားကို၊ ပယ်နံ၊ ပယ်အပ်ပြီ၊ ဘာဝေ
 တဗ္ဗံ၊ ပွားစေအပ်သော တရားကို၊ ဘာဝိတံ၊ ပွားစေအပ်ပြီ၊ သန္တိကတဗ္ဗံ၊
 မျက်မှောက်ပြုအပ်သော တရားကို၊ သန္တိကတံ၊ မျက်မှောက်ပြုအပ်ပြီ၊
 အပရိတ္တော၊ များသည်၊ မဟန္တော၊ ငြိမ်းသည်၊ သန္တိရော၊ နတ်နဲ့သည်၊ အပ္ပ
 မေယျော၊ မနှိုင်းရှဉ်နှိုင်သည်၊ ဒုပ္ပရိယောဝါဇ္ဇော၊ ဥာဏ်ဖြင့်သက်ခြင်းငှါ
 ခဲရင်းသည်၊ ဗဟုရတနသဘဂရသမော၊ များသောရတနာရှိသော သမုဒ္ဒရာ
 နှင့်တူသောပညာရှိသည်၊ သဇ္ဇင်္ဂပေက္ခာယ၊ ခြောက်ပါးသော အင်္ဂါရှိသော
 ဥပေက္ခာနှင့်၊ ဝေမန္တာဝေတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ စက္ခုနာ၊ စက္ခု
 ဝိညာဉ်ဖြင့်၊ ရူပါ၊ ရူပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ သုမနော၊ ဝမ်းမြောက်သည်၊ နေဝ
 ဟောတိ၊ မဖြစ်၊ ဒုမ္မနော၊ နှလုံးမသာသည်၊ နဟောတိ၊ မဖြစ်၊ ဥပေက္ခကော
 ထျစ်ထျစ်အသင့်အားဖြင့် ရှုသည်ဖြစ်၍၊ ဝိဟုတေ၊ နေ၏၊ သတော၊ သတိရှိ
 သည်၊ သမ္ပဓာနော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊
 သောတော၊ သောတဝိညာဉ်ဖြင့်၊ သဒ္ဓါ၊ သဒ္ဓါရုံကို၊ သုတွာ၊ ကြား၍၊ စာနေ
 န၊ စာနဝိညာဉ်ဖြင့်၊ ဂန္ဓံ၊ ဂန္ဓာရုံကို၊ စာယိတွာ၊ နမ်း၍၊ ဇိဝှိယ၊ ဇိဝှိဝိညာဉ်
 ဖြင့်၊ ရသံ၊ ရသာရုံကို၊ သာယိတွာ၊ ထွက်၍၊ ကာယေန၊ ကာယဝိညာဉ်ဖြင့်၊
 ဖောဠဗ္ဗံ၊ ဖောဠဗ္ဗာရုံကို၊ ဗုထိတွာ၊ တွေ့၍၊ မနသော၊ မနောဝိညာဉ်ဖြင့်၊ ဓမ္မံ၊
 ဓမ္မာရုံကို၊ ဝိညာယ၊ သိ၍၊ သုမနော၊ ဝမ်းမြောက်သည်၊ နေဝဟောတိ၊ မဖြစ်၊
 ဒုမ္မနော၊ နှလုံးမသာသည်၊ နဟောတိ၊ မဖြစ်၊ ဥပေက္ခကော၊ အသင့်အားဖြင့်
 ရှုသည်ဖြစ်၍၊ ဝိဟုတေ၊ နေ၏၊ သတော၊ သတိရှိသည်၊ သမ္ပဓာနော၊ ပညာ
 အဆင်အခြင်နှင့် ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်၊
 ရူပါ၊ ရူပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ မနာပံ၊ နှလုံးကို၊ ပွားစေတတ်သော အာရုံကို၊ နာ
 ဘိဝိဇ္ဈာန်၊ မက်မောခြင်းမဖြစ်၊ နာဘိယံသတိ၊ ရွှင်ခြင်းမဖြစ်၊ ဘုဂံ၊ တင်
 ခြင်းကို၊ နုဓနတိ၊ မဖြစ်စေ၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ကာယော၊ နာမ
 ကာယရူပကာယတော်သည်၊ မြိတောဝ၊ မတုန်မထွပ်တည်သည်သာလျှင်၊
 ဟောတိ၊ ဖြစ်၏၊ ဝိတ္တံ၊ စိတ်သည်၊ မြိတံ၊ တည်ကြည်သည်၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
 န္တံ၊ သုသဏ္ဍိတံ၊ ကောင်းစွာ တည်ကြည်သည်၊ သုဝိမုတ္တံ၊ ကောင်းစွာလွတ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ စက္ခုနာ၊ မျက်စိဖြင့်၊ ခေါပနေဝ၊ စင်စစ်လျှင်၊ ရူပံ၊ အ
 ဆင်းကို၊ ဒိသ္မာ၊ မြင်၍၊ အမနာပံ၊ မနှစ်လိုအင်သော အဆင်းကို၊ ဒိသ္မာ၊ မြင်၍၊
 မင်္ဂု၊ နှလုံးမသာသည်၊ နဟောတိ၊ မဖြစ်၊ အပတိဋ္ဌိတမိတ္တော၊ ဒေါသဖြင့်တည်
 သောစိတ်မဖြစ်၊ အလိနမနသော၊ တွန့်သောစိတ်မဖြစ်၊ အဗျာဓန္နစေတသော၊
 ကြောင့်ကြကင်းသောစိတ်ရှိ၏၊ တဿ၊ ထိုမြတ်စွာဘုရားသည်၊ ကာယော၊



ရူပကာယနာမကာယ တော်သည်၊ ဗြူတောဝ၊ မတုန်မထွပ်တည်သည်သာ
 သျှင်၊ ဟောတိ၊ ဖြစ်၏၊ စိတ္တံ၊ စိတ်သည်၊ ဗြူတံ၊ တည်သည်၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
 သန္တာန်၌၊ သုသဗ္ဗန္တိတံ၊ ကောင်းစွာတည်သည်၊ သုဝိရတ္တံ၊ ဝိရတ္တိငါးပါးဖြင့်
 ကောင်းစွာလွတ်သည်၊ ဟောတိ၊ ဖြစ်၏၊ သောတေန၊ နားဖြင့်၊ သဒ္ဓံ၊ အသံကို၊
 သုတွာ၊ ကြား၍၊ စာဝနေန၊ နှာခေါင်းဖြင့်၊ ဝန္တံ၊ အနံ့ကို၊ စာတိတွာ၊ နမ်း၍၊
 ဇိဝါယ၊ သျှာဖြင့်၊ ရသံ၊ အရသာကို၊ သာယိတွာ၊ ဝျက်၍၊ ကာယေန၊ ကိုယ်
 ဖြင့်၊ ဝေဠုဗ္ဗံ၊ တွေအပ်သောဝတ္ထုကို၊ ဗုဒ္ဓိတွာ၊ တွေ၍၊ မနုဿ၊ စိတ်ဖြင့်၊
 ဓမ္မံ၊ တရားကို၊ ဝိညာယ၊ သိ၍၊ မနာပံ၊ နှစ်သက်အပ်သောအာရုံကို၊ န၊ ဘိဝိဇ္ဈ
 တိ၊ တပ်မက်မောခြင်းမဖြစ်၊ နာတိဟံသတိ၊ ရွှင်ခြင်းမဖြစ်၊ ရာဝံ၊ တင်ခြင်း
 ကို၊ နုဇနေတိ၊ မဖြစ်စေ၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ကာယော၊ ရူပကာယ
 နာမကာယတော်သည်၊ ဗြူတောဝ၊ မတုန်မထွပ်တည်သည်သာသျှင်၊ ဟော
 တိ၊ ဖြစ်၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ၌၊ သုသဗ္ဗန္တိတံ၊ ကောင်းစွာတည်သော၊ သုဝိရတ္တံ၊
 ကောင်းစွာလွတ်သော၊ စိတ္တံ၊ စိတ်သည်၊ ဗြူတံ၊ တုန်ထွပ်ခြင်းမရှိတည်သည်၊
 ဟောတိ၊ ဖြစ်၏၊ ခေါပန၊ စင်စစ်၊ မနုဿယောဝ၊ စိတ်ဖြင့်သာသျှင်၊ ဓမ္မံ၊ တရားကို၊
 ဝိညာယ၊ သိ၍၊ အမနာပံ၊ မနှစ်သက်အပ်သောအာရုံကို၊ ဇိသ္ဗာ၊ မြင်၍၊ မကို၊ နှ
 လုံးမသာသည်၊ နဟောတိ၊ မဖြစ်၊ အပ္ပတိဗြူတိတ္ထော၊ ဒေါသဖြင့်တည်သော
 စိတ်မဖြစ်၊ အလိနမနုဿော၊ တွန့်သောစိတ်မဖြစ်၊ အဗျာပန္နစေတသော၊ ကြောင့်
 ကြောင်းသောစိတ်ရှိ၏၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ကာယော၊ ရူပကာယ
 တော်သည်၊ ဗြူတောဝ၊ မတုန်မထွပ်တည်သည်သာသျှင်၊ ဟောတိ၊ ဖြစ်၏၊
 အဇ္ဈတ္တံ၊ အဇ္ဈတ္တ၌၊ သုသဗ္ဗန္တိတံ၊ ကောင်းစွာတည်သော၊ သုဝိရတ္တံ၊ ကောင်း
 စွာလွတ်သော၊ စိတ္တံ၊ စိတ်သည်၊ ဗြူတံ၊ တုန်ထွပ်ခြင်းမရှိတည်သည်၊ ဟောတိ
 ဖြစ်၏၊ စက္ခုနာ၊ မျက်စိဖြင့်၊ ရူပံ၊ ရူပါရုံကို၊ ဇိသ္ဗာ၊ မြင်၍၊ မနာပါမနာပေသု၊ နှစ်
 သက်အပ်မနှစ်သက်အပ်ကုန်သော၊ ရူပေသု၊ ရူပါရုံတို့၌၊ ကာယော၊ နာမကာ
 ယရူပကာယတော်သည်၊ ဗြူတောဝ၊ မတုန်မထွပ်တည်သည်သာသျှင်၊ ဟော
 တိ၊ ဖြစ်၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ၌၊ သုသဗ္ဗန္တိတံ၊ ကောင်းစွာတည်သော၊ သုဝိရတ္တံ၊
 ကောင်းစွာလွတ်သော၊ စိတ္တံ၊ စိတ်သည်၊ ဗြူတံ၊ တုန်ထွပ်ခြင်းမရှိတည်သည်၊
 ဟောတိ၊ ဖြစ်၏၊ သောတေန၊ နားဖြင့်၊ သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုတွာ၊ ကြား၍၊ (ဝ)
 မနုဿ၊ စိတ်ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ သိ၍၊ မနာပါမနာပေသု၊ နှစ်သက်
 အပ်မနှစ်သက်အပ်ကုန်သော၊ ဓမ္မေသု၊ ဓမ္မာရုံတို့၌၊ ကာယော၊ နာမကာယ
 ရူပကာယတော်သည်၊ ဗြူတောဝ၊ မတုန်မထွပ်တည်သည်သာသျှင်၊ ဟော
 တိ၊ ဖြစ်၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ၌၊ သုသဗ္ဗန္တိတံ၊ ကောင်းစွာတည်သော၊ သုဝိရတ္တံ၊

ကောင်းစွာလွတ်သော၊ ဝိတ္တံ၊ စိတ်သည်၊ ဌိတံ၊ တုန်ထွက်ခြင်းမရှိတည်သည်၊
 ဟောတိ၊ ဖြစ်၏။ စက္ခုနာ၊ မျက်စိဖြင့်၊ ရှုပ်၊ ရှုပ်ပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ ရေနိယေ၊
 တပ်အပ်သောဝတ္ထု၌၊ နရန္တတိ၊ မတပ်၊ ဒေါသနိယေ၊ ပြစ်မှားအပ်သောဝတ္ထု
 ၌၊ နရဿတိ၊ မပြစ်မှား၊ မောဟနိယေ၊ တွေဝေအပ်သောဝတ္ထု၌၊ နရဗ္ဗတိ၊
 မတွေဝေ၊ ကောပနိယေ၊ အမျက်ထွက်အပ်သောဝတ္ထု၌၊ နက္ခဗ္ဗတိ၊ အမျက်
 မထွက်၊ မဒနိယေ၊ ယစ်အပ်သောဝတ္ထု၌၊ နမန္တတိ၊ မယစ်၊ ကိလေသနိယေ၊
 ညစ်ညူးအပ်သောဝတ္ထု၌၊ နကိလိဿတိ၊ မညစ်ညူး၊ သောတေန၊ နားဖြင့်၊
 သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုတွာ၊ ကြား၍၊ (ဇ)၊ မနဿ၊ စိတ်ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာ
 ယ၊ သိ၍၊ ရေနိယေ၊ တပ်အပ်သောဝတ္ထု၌၊ နရန္တတိ၊ မတပ်၊ ဒေါသနိယေ၊
 ပြစ်မှားအပ်သောဝတ္ထု၌၊ နရဿတိ၊ မပြစ်မှား၊ မောဟနိယေ၊ တွေဝေအပ်
 သောဝတ္ထု၌၊ နရဗ္ဗတိ၊ မတွေဝေ၊ ကောပနိယေ၊ အမျက်ထွက်အပ်သော
 ဝတ္ထု၌၊ နက္ခဗ္ဗတိ၊ အမျက်မထွက်၊ မဒနိယေ၊ ယစ်အပ်သောဝတ္ထု၌၊ နမန္တတိ၊
 မယစ်၊ ကိလေသနိယေ၊ ညစ်ညူးအပ်သောဝတ္ထု၌၊ နကိလိဿတိ၊ မညစ်
 ညူး၊ ဒိဋ္ဌေ၊ မြင်အပ်သောအာရုံ၌၊ ဒိဋ္ဌမက္ခော၊ မြင်ကာမျှသာဖြစ်၏၊ သုတေ၊
 ကြားအပ်သောအာရုံ၌၊ သုတမက္ခော၊ ကြားကာမျှသာဖြစ်၏၊ မုတေ၊ တွေ
 အပ်သောအာရုံ၌၊ မုတမက္ခော၊ တွေကာမျှသာဖြစ်၏၊ ဝိညာတေ၊ သိအပ်
 သောအာရုံ၌၊ ဝိညာတမက္ခော၊ သိကာမျှသာဖြစ်၏၊ ဒိဋ္ဌေ၊ မြင်အပ်သောအာ
 ရုံ၌၊ နလိမ္မတိ၊ တဏှာဒိဋ္ဌိဖြင့်မလိမ်းကျ၊ သုတေ၊ ကြားအပ်သောအာရုံ၌၊
 နလိမ္မတိ၊ မလိမ်းကျ၊ ရုတေ၊ တွေအပ်သောအာရုံ၌၊ နလိမ္မတိ၊ မလိမ်းကျ၊
 ဝိညာတေ၊ သိအပ်သောအာရုံ၌၊ နလိမ္မတိ၊ မလိမ်းကျ၊ ဒိဋ္ဌေ၊ မြင်အပ်သော
 အာရုံ၌၊ အနုသယော၊ တပ်ခြင်းကင်းသည်၊ အနုပါယော၊ ဖျက်ဆီးခြင်း
 ကင်းသောစိတ်ရှိသည်၊ အနိသိတော၊ တဏှာဒိဋ္ဌိတို့ဖြင့်မငြိသည်၊ အပ္ပဋိ
 ဗဒ္ဓေါ၊ မဖွဲ့သည်၊ ဝိပ္ပရက္ခော၊ ကောင်းစွာလွတ်သည်၊ ဝိသညက္ခော၊ မဖွင့်
 သည်ဖြစ်၍၊ ဝိပရိယာဒိကတေန၊ ပိုင်းခြားခြင်းကင်းသော၊ စေတသာ၊ အရ
 ဟတ္တဖိုလ်စိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ သုတေ၊ ကြားအပ်သောအာရုံ၌၊ မုတေ၊
 တွေအပ်သောအာရုံ၌၊ ဝိညာတေ၊ သိအပ်သောအာရုံ၌၊ အနုသယော၊ တပ်
 ခြင်းကင်းသည်၊ အနုပါယော၊ ဖျက်ဆီးခြင်းကင်းသောစိတ်ရှိသည်၊ အနိသိ
 တော၊ တဏှာဒိဋ္ဌိတို့ဖြင့်မငြိသည်၊ အပ္ပဋိဗဒ္ဓေါ၊ မဖွဲ့သည်၊ ဝိပ္ပရက္ခော၊
 ကောင်းစွာလွတ်သည်၊ ဝိသညက္ခော၊ မဖွင့်သည်ဖြစ်၍၊ ဝိပရိယာဒိကတေန
 န၊ ပိုင်းခြားခြင်းကင်းသော၊ စေတသာ၊ စိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ဘဂဝ
 တော၊ မြတ်စွာထူးအား၊ စက္ခု၊ စက္ခုပသာဒသည်၊ သံဝိဇ္ဇတိ၊ ရှိ၏၊ ဘဂဝါ၊



မြတ်စွာဘုရားသည်၊ စက္ခုနာ၊ စက္ခုပိညာဉ်ဖြင့်၊ ရှုပ်၊ ရှုပါရုံကို၊ ပဿတိ၊
 မြင်၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ဆန္ဒရာဂေါ၊ တပ်ခြင်းရာဂသည်၊
 နတ္ထိ၊ မရှိ၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ သုဝိဇ္ဇတ္တိပိတ္တော၊ ကောင်းစွာလွတ်
 သောစိတ်ရှိတော်မူ၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ သောတံ၊ သောတ
 စသာဒသည်၊ သံဝိဇ္ဇတိ၊ ရှိ၏၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ သောတေန၊
 သောတပိညာဉ်ဖြင့်၊ သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုဏာတိ၊ ကြား၏၊ ဘဂဝတော၊
 မြတ်စွာဘုရားအား၊ ဆန္ဒရာဂေါ၊ တပ်ခြင်းရာဂသည်၊ နတ္ထိ၊ မရှိ၊ ဘဂဝေါ၊
 မြတ်စွာဘုရားသည်၊ သုဝိဇ္ဇတ္တိပိတ္တော၊ ကောင်းစွာလွတ်သောစိတ်ရှိတော်
 မူ၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ စာနံ၊ စာနပဿာဒသည်၊ သံဝိဇ္ဇတိ၊
 ရှိ၏၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ စာနာနေန၊ စာနပိညာဉ်ဖြင့်၊ ဝဇ္ဇံ၊ ဝဇ္ဇာရုံ
 ကို၊ စာယတိ၊ နမ်း၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ဆန္ဒရာဂေါ၊ တပ်
 ခြင်းရာဂသည်၊ နတ္ထိ၊ မရှိ၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ သုဝိဇ္ဇတ္တိပိတ္တော၊
 ကောင်းစွာလွတ်သောစိတ်ရှိတော်မူ၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊
 ဇိဝှါ၊ ဇိဝှါပဿာဒသည်၊ သံဝိဇ္ဇတိ၊ ရှိ၏၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ ဇိဝှါ
 ယ၊ ဇိဝှါပိညာဉ်ဖြင့်၊ ရသံ၊ ရသာရုံကို၊ သာယတိ၊ သာယာ၏၊ ဘဂဝတော၊
 မြတ်စွာဘုရားအား၊ ဆန္ဒရာဂေါ၊ တပ်ခြင်းရာဂသည်၊ နတ္ထိ၊ မရှိ၊ ဘဂဝေါ၊
 မြတ်စွာဘုရားသည်၊ သုဝိဇ္ဇတ္တိပိတ္တော၊ ကောင်းစွာလွတ်သောစိတ်ရှိတော်
 မူ၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ကာယော၊ ကာယပဿာဒသည်၊ သံ
 ဝိဇ္ဇတိ၊ ရှိ၏၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ ကာယေန၊ ကာယပိညာဉ်ဖြင့်၊
 ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗာရုံကို၊ ဗုသတိ၊ တွေ့၏၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊
 ဆန္ဒရာဂေါ၊ တပ်ခြင်းရာဂသည်၊ နတ္ထိ၊ မရှိ၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊
 သုဝိဇ္ဇတ္တိပိတ္တော၊ ကောင်းစွာလွတ်သော စိတ်ရှိတော်မူ၏၊ ဘဂဝတော၊
 မြတ်စွာဘုရားအား၊ မနော၊ မနောပိညာဉ်သည်၊ သံဝိဇ္ဇတိ၊ ရှိ၏၊ ဘဂဝေါ၊ မြတ်
 စွာဘုရားသည်၊ မနာယ၊ မနောပိညာဉ်ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိဇာနာတိ၊ သိ၏၊
 ဘဂဝတော၊ မြတ်စွာဘုရားအား၊ ဆန္ဒရာဂေါ၊ တပ်ခြင်းရာဂသည်၊ နတ္ထိ၊ မရှိ၊
 ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ သုဝိဇ္ဇတ္တိပိတ္တော၊ ကောင်းစွာလွတ်သောစိတ်
 ရှိတော်မူ၏၊ စက္ခု၊ စက္ခုပိညာဉ်သည်၊ ရှုပါရာမံ၊ ရှုပါရုံလျှင်မြေ့ထျော်ရာရှိ
 ၏၊ ရှုပရတံ၊ ရှုပါရုံလျှင်နှစ်သက်ရာရှိ၏၊ ရှုပသမုဒိတံ၊ ရှုပါရုံလျှင်ကျင်စည်
 ရာရှိ၏၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ တံ၊ ထိုစက္ခုပိညာဉ်သည်၊ ဒန္တံ၊ ယဉ်
 ကျေး၏၊ ဂုတ္တံ၊ လုံခြုံ၏၊ ရက္ခိတံ၊ ဝေါင်းရှာအပ်၏၊ သံဝုတံ၊ ပိတ်ပင်အပ်၏၊ တ
 သာစ၊ ထိုစက္ခုမြွေကိုလည်း၊ သံဝရာယ၊ ဝေါင်းရှာစေခြင်းငှါ၊ ဓမ္မံ၊ တရားကို

ဒေသေတိ၊ ဟောတေတိမူဇီ၊ သောတံ၊ သောတဝိညာဉ်သည်။ သဒ္ဓါရာဇံ၊ သဒ္ဓါရုံလျှင် မြေထောင်ရာဇာဏီ၊ သဒ္ဓါရတံ၊ သဒ္ဓါရုံလျှင်နှစ်သက်ရာဇာဏီ၊ သဒ္ဓါသမုဒိတံ၊ သဒ္ဓါရုံလျှင် ကျင်လည်ရာဇာဏီ၊ စာသံ၊ စာသနဝိညာဉ်သည်။ ဝန္တရာဇံ၊ ဝန္တာရုံလျှင် မြေထောင်ရာဇာဏီ၊ ဝန္တာရတံ၊ ဝန္တာရုံလျှင် နှစ်သက်ရာဇာဏီ၊ ဝန္တာသမုဒိတံ၊ ဝန္တာရုံလျှင်ကျင်လည်ရာဇာဏီ၊ ဇိဝ္ဗ၊ ဇိဝ္ဗဝိညာဉ်သည်။ ရသသရာမာ၊ ရသသရုံလျှင် မြေထောင်ရာဇာဏီ၊ ရသရတံ၊ ရသသရုံလျှင် နှစ်သက်ရာဇာဏီ၊ ရသသမုဒိတာ၊ ရသသရုံလျှင်ကျင်လည်ရာဇာဏီ။ ဘဂဝတော၊ မြတ်စွာဘုရားဇာတိ။ သာ၊ ထိုဇိဝ္ဗဝိညာဉ်သည်။ ဒက္ခော၊ ယဉ်ကျေးဇာတိ။ ဂုတ္တော၊ လုံခြုံဇာတိ။ ရက္ခိတော၊ စောင့်ရှောက်အပ်ဇာတိ။ သံဝုတော၊ ပိတ်ပင်အပ်ဇာတိ။ တဿာစ၊ ထိုဇိဝ္ဗဝိညာဉ်ကို ထည်း။ သံဝရာယ၊ ကောင်းစွာစောင့်ရှောက်စေခြင်းငှါ။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟောတေတိမူဇီ၊ ကာယော၊ ကာယဝိညာဉ်သည်။ ဖောဠဗ္ဗာရာမော၊ ဖောဠဗ္ဗာရုံလျှင် မြေထောင်ရာဇာဏီ။ ဖောဠဗ္ဗရတော၊ ဖောဠဗ္ဗာရုံလျှင် နှစ်သက်ရာဇာဏီ။ ဖောဠဗ္ဗ သမုဒိတော၊ ဖောဠဗ္ဗာရုံလျှင် ကျင်လည်ရာ ဇာတိ။ မနော၊ မနောဝိညာဉ်သည်။ ဓမ္မာရာမော၊ ဓမ္မာရုံလျှင် မြေထောင်ရာဇာဏီ။ ဓမ္မရတော၊ ဓမ္မာရုံလျှင် နှစ်သက်ရာဇာဏီ။ ဓမ္မသမုဒိတော၊ ဓမ္မာရုံလျှင်ကျင်လည်ရာဇာတိ။ ဘဂဝတော၊ မြတ်စွာဘုရားဇာတိ။ သော၊ ထိုမနော ဝိညာဉ်သည်။ ဒက္ခော၊ ယဉ်ကျေးဇာတိ။ ဂုတ္တော၊ လုံခြုံဇာတိ။ ရက္ခိတော၊ စောင့်ရှောက်အပ်ဇာတိ။ သံဝုတော၊ ပိတ်ပင်အပ်ဇာတိ။ တဿာစ၊ ထိုမနောဝိညာဉ်ကို ထည်း။ သံဝရာယ၊ ကောင်းစွာစောင့်ရှောက်ခြင်းငှါ။ ဓမ္မံ တရားကို။ ဒေသေတိ၊ ဟောတေတိမူဇီ။ ။ ဒက္ခော၊ ယဉ်ကျေးသော ဆင်ခြင်းစသည်ကို။ သမတိံ၊ လူများအပေါင်းသို့။ နယတိ၊ ဆောင်ခဲ့ဇာတိ။ ဒက္ခော၊ ယဉ်ကျေးသော ဆင်ခြင်းစသည်ကို။ ရာဇာ၊ မင်းသည်။ အဘိဂ္ဂဟတိ၊ တက်စီးဇာတိ။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ အလွန်ဆဲရေးမည်တမ်းသောစကားကို။ တိတိက္ခတိ၊ သည်းခံဇာတိ။ သော၊ ထိုသူသည်။ ဒက္ခော၊ ယဉ်ကျေးသည်ဖြစ်၍။ သေဋ္ဌော၊ မြတ်ဇာတိ။ အသေစာရာ၊ အသေတို့ရခြင်းတို့သည်လည်းကောင်း။ အာဇာနိယာစ၊ အာဇာနည် မြင်းတို့သည်ရင်း။ သိန္ဒဝါစ၊ သိန္ဒောမြင်း တို့သည်လည်းကောင်း။ ကုပ္ပရာ၊ ကုပ္ပရအမျိုး၌ ဖြစ်ကုန်သော။ မဟာနာဂါစ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒက္ခော၊ ယဉ်ကျေးကုန်သည်ဖြစ်၍။ ဝရံ၊ မြတ်ဇာတိ။ တတော၊ ထိုဆင်ယဉ်မြင်းယဉ်ထက်။ အတ္တဒက္ခော၊ မိမိ၏မြင်းကို ဆုံးမသဖြင့်ယဉ်ကျေးသော သူသည်။ ဝရံ၊ မြတ်စွာ၏၊ သုဒက္ခန္တု၊ အစားစွာယဉ်ကျေးသဖြင့်။ ဒက္ခန္တု၊ မြင်းကို ဆုံးမသဖြင့်။ အတ္တန္တု၊ မိမိသည်။

အဂတံ၊ မရောက်ဘူးသော၊ ဒီသံ၊ အရပ်မျက်နှာသို့၊ ဂစ္ဆတိယထာ၊ ရောက်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ဒန္တော၊ ဣန္ဒြေကို ဆုံးသဖြင့် ယဉ်ကျေးသော သူသည်၊ ဧတေဟိယာနေဟိ၊ ဤဆင်ယဉ်ခြင်းယဉ်စသည်တို့ဖြင့်၊ အဂတံ၊ မရောက်ဘူးသော၊ ဒီသံ၊ နိဗ္ဗာန်ဟူသောအရပ်သို့၊ နဟိဂစ္ဆယျ၊ မရောက် ရှားဝိသေသ၊ အဟတ္ထိစသော မာန်အပြားတို့၌၊ နိဂမ္ပန္တိ၊ မတုန်ထွပ်ကုန်၊ ပုနန္တဝါ၊ တဖန်ဖြစ်ခြင်းမှ၊ ဝိပုဗ္ဗတ္တာ၊ လွတ်ကုန်၏၊ ဒန္တတုမိ၊ စင်စင်လျှင် ယဉ်ကျေးသော အရဟတ္တဖိုလ်ဟူသော တည်ရာသို့၊ အနုပ္ပတ္တာ၊ အစဉ်အ တိုင်းရောက်ကုန်၏၊ တေ၊ ထိုရဟန္တာတို့သည်၊ လောကေ၊ သတ္တလောက၌၊ ဝိဒိတာဝိနော၊ အောင်အပ်ပြီးသောမာန်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ယဿ၊ အကြင်သူအား၊ အတ္ထတ္တံ၊ အတ္ထတ္တသန္တာန်၌၎င်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ သဗ္ဗသောကေ၊ ခပ်ထိမ်းသောထောက၌၊ ဣန္ဒြေ ယာနိ၊ ဣန္ဒြေတို့ကို၊ ဘာဝိဘာနိ၊ ပွားစေအပ်ကုန်ပြီ၊ ဝိဘာဝိတော၊ ဣန္ဒြေကို ပွားစေပြီးသော၊ သုဒန္တော၊ ကောင်းစွာယဉ်သောသူသည်၊ ဣမံလောကဉ္စ၊ မိမိသန္တာန်၌ဖြစ်သော ခန္ဓာစသော ဤလောကကိုလည်းကောင်း၊ ပရေဋ္ဌလောကံ၊ သူတပါး၏ သန္တာန်၌ဖြစ်သော ခန္ဓာစသော တပါးသော လောကကို လည်းကောင်း၊ နိဗ္ဗိဇ္ဈာယိုးထွင်းသော အားဖြင့်သိ၍၊ ကာသံ၊ အသက်ကုန် ခြင်းဟူသော အချိန်ကာလကို၊ သင်္ခတိ၊ မျှော်၍နေ၏၊ ဧဝံ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘာဝိတတ္ထော၊ ပွားစေအပ်ပြီးသော တရားရှိတော်မူ ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ မညာမိတံ၊ ဧဒဂ္ဂဘာဝိတတ္ထန္တိ၊ ပဒဿ၊ မညာ မိတံဂေဒဂ္ဂဘာဝိတတ္ထံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကုတောနု ခုက္ခာ၊ သမုဒါဂတော၊ အမေတိတ္ထေပဒေ၊ ကုတောနုခုက္ခာ၊ သမုဒါဂတော၊ အမေ ဟူသောဤပုဒ်၌၊ ကုတောနုတိ၊ ကုတောနုဟူသည်ကား၊ ဧဝံနုခေါ၊ ဤသို့ဖြစ် အံ့လော၊ နုနုခေါ၊ မဖြစ်အံ့လော၊ ကိံနုခေါ၊ အဘယ်သို့ဖြစ်သနည်း၊ ကထံနု ခေါ၊ အဘယ်ကြောင့်ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ သံသယသုတ္တံ၊ သင်္ကာရှိ၍ မေးခြင်းတည်း၊ ဝိမတိပုတ္တံ၊ ယုံမှားရှိ၍ မေးခြင်းတည်း၊ ဧဒ္ဓကသုတ္တံ၊ နှလုံးနှုတ်၍ မေးခြင်းတည်း၊ အနေကံသုတ္တံ၊ စင်စစ်မသိ၍ မေးခြင်း တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကုဟောနုတိပဒဿ၊ ကုတောနုဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခုက္ခာတံ၊ ခုက္ခဟူသည်ကား၊ ဇာတံ၊ ခုက္ခံ၊ ပဋိ သန္ဓေခဏ၌ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ ဇရာဒုက္ခံ၊ ခန္ဓာအစဉ်၏ ရင့်ခြင်းတည်းဟူသော ဆင်းရဲခြင်းလည်းကောင်း၊ ဗျာဓိဒုက္ခံ၊ ကျင်နာခြင်း တည်းဟူသော ဆင်းရဲခြင်း လည်းကောင်း၊ မရုဏဒုက္ခံ၊ ဇီဝိတိန္ဒြေဇီဝြတ်

ခြင်းတည်းဟူသောဆင်းရဲခြင်းလည်းကောင်း၊ သောကပရိဒေဝဒုက္ခဒေါ
မနုဿပုပါယာသဒုက္ခံ၊ စိုးရိမ်ခြင်းမည်တည်း၊ ခြင်းဆင်းရဲခြင်းနှလုံးမသေယော
ခြင်းပင်ပန်းခြင်းတည်းဟူသောဆင်းရဲခြင်း၎င်း။ ဗျာသနံဒုက္ခံ၊ ပျက်စီးခြင်း
ကြောင့်ဖြစ်သောဆင်းရဲခြင်း၎င်း၊ နေရယ်ကံဒုက္ခံ၊ ငရဲ၌ခံရသော ဆင်းရဲ
ခြင်း၎င်း၊ တိရစ္ဆာန်နယောနံဒုက္ခံ၊ တိရစ္ဆာန်ထံ၌ဖြစ်သောဆင်းရဲခြင်း၎င်း၊
ပေတ္တိဝိသယဒုက္ခံ၊ ပိတ္တာထံ၌ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ မာနုသိ
ကံဒုက္ခံ၊ လူ့ထံ၌ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ ဂစ္ဆေတြိက္ခန္တိမူလ
ကံဒုက္ခံ၊ အမိဝမ်း၌ ပဋိသန္ဓေနေရခြင်း အရင်းရှိသော ဆင်းရဲခြင်းလည်း
ကောင်း၊ ဂစ္ဆေအမိဝမ်း၌၊ မြို့တိမူလကံဒုက္ခံ၊ တည်ခြင်းအရင်းရှိသော
ဆင်းရဲလည်းကောင်း၊ ဂစ္ဆေအမိဝမ်းမှ၊ ဂဠာနမူလကံဒုက္ခံ၊ ဘွားခြင်းအ
ရင်းရှိသောဆင်းရဲလည်းကောင်း၊ ဇာတဿ၊ ဘွားသောသူငယ်၏၊ ဥပနိ
ဗန္ဓကံဒုက္ခံ၊ ရေချိုးခြင်းအစရှိသော ဆင်းရဲခြင်းလည်းကောင်း၊ ဇာတဿ၊
ဘွားသောသူငယ်၏၊ ပရာဇေယျကံဒုက္ခံ၊ သူတပါးနှင့်စပ်သောဆင်းရဲခြင်း
လည်းကောင်း၊ အတ္တပတ္တမံဒုက္ခံ၊ မိမိလုံ့လကြောင့်ဖြစ်သောဆင်းရဲလည်း
ကောင်း၊ ပရုမတ္တမဒုက္ခံ၊ သူတပါး၏လုံ့လကြောင့် ဖြစ်သောဆင်းရဲခြင်း
လည်းကောင်း၊ သင်္ခါရဒုက္ခံ၊ ဖြစ်ခြင်းပျက်ခြင်းဟူသောဆင်းရဲခြင်း လည်း
ကောင်း၊ ဝိပရိတာမဒုက္ခံ၊ ဘောက်ပြန်ခြင်း တည်းဟူသော ဆင်းရဲခြင်း
လည်းကောင်း၊ စက္ခုရောဂေါ၊ မျက်စိ၌ဖြစ်သော အနာ လည်းကောင်း၊
သောတရောဂေါ၊ နား၌ဖြစ်သော အနာလည်းကောင်း၊ ဗာနရောဂေါ၊ နှာ
ခေါင်း၌ဖြစ်သောအနာလည်းကောင်း၊ ဇိဌါရောဂေါ၊ လျှာ၌ဖြစ်သောအနာ
လည်းကောင်း၊ ကာယရောဂေါ၊ ကိုယ်၌ဖြစ်သော အနာလည်းကောင်း၊
သံသရောဂေါ၊ ဥက္ခွာင်း၌ဖြစ်သောအနာလည်းကောင်း၊ ကတ္တရောဂေါ၊
နားရွက်၌ဖြစ်သော အနာလည်းကောင်း၊ ဓူရရောဂေါ၊ ခံတွင်း၌ဖြစ်သော
အနာလည်းကောင်း၊ ဇန္တရောဂေါ၊ သွား၌ဖြစ်သောအနာ လည်းကောင်း၊
ကာသော၊ ချောင်းဆိုနာ လည်းကောင်း။ ယာသော၊ ကုတ်ဟိနာ လည်း
ကောင်း၊ ဝိနာသော၊ နှာခေါင်းဝိစတ်အနာလည်းကောင်း၊ ဝုဟေပ ပူသောအ
နာလည်းကောင်း၊ ဇရော၊ ဗျားသောအနာလည်းကောင်း၊ ကုက္ကိရောဂေါ၊
ဝမ်းအနာလည်းကောင်း၊ မုတ္တု၊ မိန်းမောသောအနာလည်းကောင်း၊ ပက္ခန္တိ
ကာ၊ သွေးအနံ့သောအနာလည်းကောင်း၊ သူလော၊ ထိုးကျင်သောအနာလည်း
ကောင်း၊ ဝိသုစိကာ၊ ဝမ်းသွန်သောအနာလည်းကောင်း၊ ကုဋ်၊ နှုနာလည်း
ကောင်း၊ ဂန္ဓော၊ အိုင်းအနာလည်းကောင်း၊ ကိလိယာသော၊ ညှင်းအနာလည်း

ကောင်း၊ သောသော၊ ခရယုတ်နာလည်းကောင်း၊ အပမာရော၊ ဝက်ရွေးနာ
လည်းကောင်း၊ ဒဗ္ဗု၊ ပွေးနာလည်းကောင်း၊ ကဏ္ဍု၊ ဝဲနာလည်းကောင်း၊
ကန္တု၊ ယားနာလည်းကောင်း၊ ရက္ခသ၊ လက်သည်းခြေသည်ဖြစ်မိခြင်း
ကြောင့်ဖြစ်သော အနာလည်းကောင်း၊ ဝိသန္တိကာ၊ ထက်ဝါးခြေဘဝါးတို့၌
ဖြစ်သော အနာ လည်းကောင်း၊ လောဟိတံ၊ နိသောအနာ လည်းကောင်း၊
ပိတ္တံ၊ သည်းခြေနာလည်းကောင်း၊ မရမေဟော၊ မြတ်သော အနာ လည်း
ကောင်း၊ အံသာ၊ မချိုးနာလည်းကောင်း၊ ပိဋ္ဌကာ၊ ထွတ်မြင်းနာလည်းကောင်း၊
ဘဂန္ဓလာ၊ မြင်းသရိုက်နာလည်းကောင်း၊ ပိဋ္ဌသမုဋ္ဌာနာ၊ သည်းခြေကြောင့်
ဖြစ်သော၊ အာဗာဓာ၊ အနာလည်းကောင်း၊ သေဗ္ဗသမုဋ္ဌာနာ၊ သလိပ်ကြောင့်
ဖြစ်သော၊ အာဗာဓာ၊ အနာလည်းကောင်း၊ ဝါတသမုဋ္ဌာနာ၊ ထေကြောင့်ဖြစ်
သော၊ အာဗာဓာ၊ အနာလည်းကောင်း၊ သန္နိပါတိကာ၊ သလိပ်သည်းခြေထေ
လည်းကောင်း၊ သဖြင့်ဖြစ်သော၊ အာဗာဓာ၊ အနာလည်းကောင်း၊ ဥတုပရိတာမ
ဇာ၊ ဥတုဘောက်ပြန်ခြင်းကြောင့်ဖြစ်သော၊ အာဗာဓာ၊ အနာလည်းကောင်း၊
ဝိသမပရိတာရဇာ၊ မညီမညွတ်သော ဣရိယာပုတ်ကြောင့်ဖြစ်သော၊ အာ
ဗာဓာ၊ အနာလည်းကောင်း၊ ဩပက္ကမိကာ၊ လုံ့လကြောင့်ဖြစ်သော၊ အာဗာ
ဓာ၊ အနာလည်းကောင်း၊ ကမ္မဝိပါကဇာ၊ ကံ၏အကျိုးကြောင့်ဖြစ်သော၊
အာဗာဓာ၊ အနာလည်းကောင်း၊ ဝဟိတံ၊ ချမ်းသော အနာလည်းကောင်း၊ ဥတ္တံ၊
ပူသော အနာလည်းကောင်း၊ ဇိဗာတ္ထာ၊ ငတ်မွတ်သော အနာလည်းကောင်း၊
ပိပါသာ၊ ရေဝိတ်သော အနာလည်းကောင်း၊ ဥစ္စာရုံဝါ၊ ကျင်ကြီးအနာလည်း
ကောင်း၊ ပသာဝေါ၊ ကျင်ပတ်နာလည်းကောင်း၊ ဝုသမကသဝါတာတသ
ရိသပသမ္ပဿနံ၊ ခြင်္သေ့ကံထေနေပူးမြွဲကင်းသန်းတို့၏ အတွေ့ ကြောင့်
ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ မာတုမရဏံ၊ အမိသေခြင်း
ကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ ဝိတုမရဏံ၊ အဘသေ
ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ ဘာတုမရဏံ၊ အစ်
ကိုညီသေခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ ဘဂိနိမရဏံ
၊ အစ်မနှမသေခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊ ပုတ္တ
မရဏံ၊ သားသေခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊
ဝိတုမရဏံ၊ ထီးသေခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းလည်းကောင်း၊
ဥာထိဗျသနံ၊ ဝေဋ္ဌမျိုးတို့၏ပျက်စီးခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်း
လည်းကောင်း၊ ရောဂဗျသနံ၊ ရောဂါအနာဖြစ်ခြင်းဟူသော ဆင်းရဲ
ခြင်းလည်းကောင်း၊ ဘောဂဗျသနံ၊ စည်းစိမ်တို့၏ ပျက်ခြင်းကြောင့်

ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ သိလျာသန့်ဒုက္ခံ၊ သိလျာပျက်ခြင်း
 ကြောင့်ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ ဒိဋ္ဌိဗျာသန့်ဒုက္ခံ၊ အယုပျက်
 ခြင်းကြောင့်ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ ယေသံဓမ္မာနံ၊ အကြင်ရှုပ်
 နှင်အစရှိသောတရားတို့အား၊ အာဒိတော၊ အစမှ၊ သရဒါဂမနံ၊ ဖြစ်၍သာ
 ခြင်းသည်၊ ပညာယတိ၊ ထင်၏၊ ဘတ္တင်္ဂမတော၊ ပျက်သောအားဖြင့်၊ နိရော
 ဓော၊ ချုပ်ခြင်းသည်၊ ပညာယတိ၊ ထင်၏၊ ကမ္မသန္နိသိတော၊ ကံကိုငြိသော၊
 ဝိပါကော၊ ဝိပါက်သည်၊ ပညာယတိ၊ ထင်၏၊ ကမ္မံကံသည်၊ ဝိပါကသန္နိသိ
 တံ၊ ဝိပါက်ကံကိုငြိ၏၊ ရုပ်ံ၊ ရုပ်သည်၊ နာမသန္နိသိတံ၊ နာမ်ကံကိုငြိ၍၊ နာမံ၊ နာမ်
 သည်၊ ရူပသန္နိသိတံ၊ ရုပ်ကံကိုငြိ၏၊ ဇာတိယာ၊ ဇာတိသည်၊ အနုဂတိ၊ အစဉ်
 လိုက်၏၊ ဇရာယ၊ အိုခြင်းသည်၊ အနုသတံ၊ နှံ့ပြန်၏၊ ဗျာဓိနာ၊ နာခြင်းသည်၊
 အဘိဘူတံ၊ ထွမ်းရိုး၏၊ မရဏေန၊ သေခြင်းသည်၊ အတ္တဘဟတံ၊ နှိပ်စက်၏၊
 ဒုက္ခေ၊ ဆင်းရဲ၍၊ ပတိဋ္ဌိတံ၊ တည်၏၊ အတာဏံ၊ စောင့်ရှောက်ခြင်းကင်း၏၊
 အယေဏံ၊ ပုန်းအောင်းရာကင်း၏၊ အသရဏံ၊ ကိုးကွယ်ရာမရှိ၊ အသရဏိ
 ဘူတံ၊ ကိုးကွယ်ရာကိစ္စကိုမပြုတတ်၊ ဣမေ၊ ဤသည်တို့ကို၊ ဒုက္ခာ၊ ဆင်းရဲ
 တို့ဟူ၍၊ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဣမေဒုက္ခာ၊ ဤဆင်းရဲတို့သည်၊ ကုတော၊ အ
 တယ်မှ၊ သရဒါဂတာ၊ အစဉ်အတိုင်းသာကုန်သနည်း၊ ကုတော၊ အတယ်မှ၊
 ဇာတာ၊ ဖြစ်ကုန်သနည်း၊ ကုတော၊ အတယ်မှ၊ သံဇာတာ၊ ကောင်းစွာဖြစ်ကုန်
 သနည်း၊ ကုတော၊ အတယ်ကြောင့်၊ နိဗ္ဗတ္တာ၊ အာရုံပြုသောအားဖြင့်ဖြစ်ကုန်
 သနည်း၊ ကုတော၊ အတယ်ကြောင့်၊ အဘိနိဗ္ဗတ္တာ၊ ရှေးရှုဖြစ်ကုန်သနည်း၊
 ကုတော၊ အတယ်ကြောင့်၊ ပါတုဘူတာ၊ ထင်ရှားဖြစ်ကုန်သနည်း၊ နိဒါနာ၊
 ဖြစ်တတ်သောအကြောင်းကား၊ ကိံ၊ အတယ်နည်း၊ သရဒယာ၊ အကျိုးကို
 ဖြစ်စေတတ်သောအကြောင်းကား၊ ကိံ၊ အတယ်နည်း၊ ဇာတိကာ၊ ဖြစ်ခြင်း
 သဘောကား၊ ကိံ၊ အတယ်နည်း၊ ပဘဝါ၊ အကျိုးထွင်အမွန်ရှိသောအ
 ကြောင်းကား၊ ကိံ၊ အတယ်နည်း၊ ဣတိ၊ ဤသို့၊ ဣမေသံဒုက္ခာနံ၊ ဤဆင်းရဲ
 ခြင်းတို့၏ မူလံ၊ တည်ရာအကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ ဟေတု၊ အကျိုးကို
 ပြီးစေခြင်းအကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ ပဘဝံ၊ အမွန်ရှိသောအကြောင်း
 ကို၊ ပုစ္ဆ တိ၊ မေး၏၊ သရဋ္ဌာနံ၊ ဖြစ်ရာအကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ အာ
 ဟာရံ၊ သေတတ်သောအကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ ပစ္စယံ၊ စွဲ၍ဖြစ်
 တတ်သောအကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ သရဒယံ၊ ဖြစ်စေတတ်သောအ
 ကြောင်းကို၊ ပုစ္ဆ တိ၊ မေး၏၊ ပပုစ္ဆ တိ၊ အထူးသဖြင့်မေး၏၊ ယာဇာတိ၊ တောင်း
 ပန်၏၊ အဇ္ဈေသတိ၊ တိုက်တွန်း၏၊ ပသာဒေတိ၊ ကြည်ညိုစေ၏၊ ဣတိအယံ၊

၂

ဤသည်လျှင်၊ ကုတောနုဒုက္ခာ သမုဒါဂတာ ဣမေတိပဒဿ၊ ကုတောနု
 ဒုက္ခာသမုဒါဂတာဣမေဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယေကေဗိ
 လောကတ္ထိံ အနေကရူပါတိတ္ထေပဒေ၊ ယေကေဗိလောကတ္ထိံ အနေကရူပါ
 ဟူသောဤပုဒ်၌၊ ယေကေဗိတိ၊ ယေကေဗိဟူသည်ကား၊ သဗ္ဗေဒသဗ္ဗံ၊ အ
 ချင်းခပ်သိမ်း၊ သဗ္ဗထာသဗ္ဗံ၊ အခါခပ်သိမ်း၊ သဗ္ဗာဝန္တံ၊ အလုံးစုံသည်၊ အသေ
 သံ၊ အကြွင်းမရှိ၊ နိဿေသသံ၊ အကြွင်းမဲ့၊ ယေကေဗိတေံ၊ ယေကေဗိဟူသော
 ဤသဒ္ဒါသည်၊ ပရိယာဒါယဝစနံ၊ အကုန်ကိုဟောသောသဒ္ဒါတည်း၊ လော
 ကတ္ထိံ တိ၊ လောကတ္ထိံ ဟူသည်ကား၊ အပါယလောကေ၊ ငရဲပြည်၌၊ မနုဿ
 လောကေ၊ လူ့ပြည်၌၊ ဒေဝလောကေ နတ်ပြည်၌၊ ခန္ဓလောကေ၊ ခန္ဓလောက
 ၌၊ ဝေတုလောကေ၊ ဝေတုလောက၌၊ အာယတနလောကေ၊ အာယတနလော
 က၌၊ အနေကရူပါတိ၊ အနေကရူပါဟူသည်ကား၊ အနေကဗိဝေ၊ များသောအ
 ပြားရှိကုန်သော၊ နာနုပ္ပကာရေ၊ အထူးထူးသောအခြင်းအရာ ရှိကုန်သော၊ ဒုက္ခာ၊
 ဆင်းရဲတို့သည်၊ ဣတိအယံ၊ ဤသည်လျှင်၊ ယေကေဗိလောကတ္ထိံ အနေက
 ရူပါတိပဒဿ၊ ယေကေဗိလောကတ္ထိံ အနေကရူပါဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ တေန၊ ထို့ကြောင့်၊ သောဗြာဟ္မဏော၊ ထိုမေတ္တဂုဏ်အား
 သည်၊ ပုစ္ဆာမိတံဘဂဝါဗြဟ္မိမေတံ၊ ဣစ္စာယသ္မာမေတ္တဂု၊ မညာမိတံဝေဒ
 ဂုဘာဝိတတ္တံ၊ ကုတောနုဒုက္ခာသမုဒါဂတာဣမေ၊ ယေကေဗိလောကတ္ထိံ၊
 အနေကရူပါတိ၊ ပုစ္ဆာမိတံဘဂဝါဗြဟ္မိမေတံ၊ ဣစ္စာယသ္မာမေတ္တဂု၊ မညာ
 မိတံဝေဒဂု ဘာဝိတတ္တံ၊ ကုတောနုဒုက္ခာ သမုဒါဂတာဣမေ၊ ယေကေဗိ
 လောကတ္ထိံ၊ အနေကရူပါဟူ၍၊ အာဟ၊ ဝေဠာဂက်ပြီ။ ။

မေတ္တဂု၊ မေတ္တဂုပုစ္ဆာ၊ တံ၊ သင်သည်၊ ဝံ၊ ဝါကို၊ ဒုက္ခဿ၊ ဆင်းရဲခြင်း
 ၏၊ ပဘဝံ၊ အမွန်ဖြစ်သော အကြောင်းကို၊ ဝေ၊ စင်စစ်၊ အပုစ္ဆာ၊ ထိုမေး၏၊
 ပဇာနံ၊ ထိုသောသူသည်၊ အာဗိက္ခကိယယာ၊ ကြားသကဲ့သို့၊ ဝေံတထာ၊ ထို
 အတု၊ တေ၊ သင်အား၊ တံ၊ ထိုဆင်းရဲခြင်းအကြောင်းကို၊ ပဝက္ခာမိ၊ ဟော
 တော်မူအံ့၊ လောကတ္ထိံ၊ သတ္တလောက၌၊ ယေကေဗိ၊ အလုံးစုံကုန်သော၊ အ
 နေကရူပါ၊ များသောအပြားရှိကုန်သောဆင်းရဲခြင်းတို့သည်၊ သန္တိ၊ ရှိကုန်
 ၏၊ ဣမေဒုက္ခာ၊ ဤဆင်းရဲခြင်း တို့သည်၊ ဥပမိနိဒါနာ၊ ဥပမိဟူသောအ
 ကြောင်းရှိကုန်သည်ဖြစ်၍၊ ပဘာဝန္တိ၊ မပြတ်ဖြစ်ကုန်၏၊ ဒုက္ခဿဝေဝံ၊
 ပဘဝံအပုစ္ဆာ၊ ထိုတိတ္ထေပဒေ၊ ဒုက္ခဿဝေဝံပဘဝံ အပုစ္ဆာ၊ ထိုဟူသောဤပုဒ်၌
 ဒုက္ခဿာဟိ၊ ဒုက္ခဿာဟူသည်ကား၊ ဇာတိဒုက္ခဿ၊ ဖြစ်ခြင်းဟူသောဆင်း
 ရဲခြင်း၏၊ ဗျာဓိဒုက္ခဿ၊ နာခြင်းဟူသောဆင်းရဲခြင်း၏၊ မရုဏဒုက္ခဿ၊

သေခြင်းဟူသော ဆင်းရဲခြင်း၏ သောကပရိဒေဝဒုက္ခဒေါမနုဿသုပါယာ သဒုက္ခဿ၊ စိုးရိမ်ခြင်းငိုကြွေးခြင်း ဆင်းရဲခြင်းနှလုံးမသာယာခြင်းပင် ပန်းခြင်းဟူသော ဆင်းရဲခြင်း၏၊ ပတဝံအဝုန္တသီတိ၊ ပတဝံ အဝုန္တသီဟူ သည်ကား၊ ဒုက္ခဿ၊ ဆင်းရဲခြင်း၏၊ မူလံ၊ တည်ရာဖြစ်သောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ ဟောတုံ၊ ပြီးစီးသော အကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ နိဒါနံ၊ ပြတတ်သောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ သမ္ဘဝံ၊ ဖြစ်ခြင်းဟူသောအ ကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ ပတဝံ၊ အမွန်ရှိသောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ သရဋ္ဌာနံ၊ ဖြစ်ရာဟူသောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ အဟောရုံ၊ ဆောင်တတ်သောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ အာရေဗ္ဗဏံ၊ အာရုံပြုတတ် သောအကြောင်းကို ဝုန္တသီ၊ မေး၏၊ ပဗ္ဗယံ၊ စွဲ၍ဖြစ်သော အကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ သရဒယံ၊ ဖြစ်စေတတ်သောအကြောင်းကို၊ ဝုန္တသီ၊ မေး၏၊ ယာစသိ၊ တောင်းပန်၏၊ အဇ္ဈေယိ၊ တိုက်တွန်း၏၊ ပဿာဒေသိ၊ ကြည်ညိုစေ ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒုက္ခဿ ဝေပံပတဝံအဝုန္တသီတိပဒဿ၊ ဒုက္ခဿ ဝေပံပတဝံအဝုန္တသီဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မေတ္တ ဂုဏ်ဘဂဝါတိ၊ မေတ္တဂုဏ်ဘဂဝါဟူသည်ကား၊ တံဗြာဟ္မဏံ၊ ထိုပုဏ္ဏား ကိုးနာမေန၊ အမည်အားဖြင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာလပတိ၊ ခေါ် တော်မူ၏၊ ဘဂဝါတိနာမံ၊ ဘဂဝါဟူသောအမည်တော်သည်၊ ဝါရဝါမိ ဝစနံ၊ အရိုအသေပြုသောစကားတည်း၊ (ပ)၊ ယဒိဘဂဝါတိနာမံ၊ အကြင် ဘဂဝါဟူသောအမည်တော်သည်၊ အတ္ထိရှိ၏၊ ဧတံ၊ ထိုဘဂဝါဟူသော အမည်တော်သည်၊ သတ္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္ထိ၊ နာမ ပညတ်တော်တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မေတ္တဂုဏ်ဘဂဝါတိပဒဿ မေတ္တဂုဏ်ဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တံတေပဝက္ခာမိ ယထာပစာနန္တိက္ခေပဒေ၊ တံတေပဝက္ခာမိယထာပစာနံဟူသောဤပုဒ်၌၊ တန္တိ၊ တံဟူသည်ကား၊ ဒုက္ခဿ၊ ဆင်းရဲခြင်း၏၊ မူလံ၊ တည်ရာအကြောင်း ကို၊ ပဝက္ခာမိ၊ ဟောအံ၊ ဟောတုံ၊ ပြီးစီးသောအကြောင်းကို၊ ပဝက္ခာမိ၊ ဟော အံ၊ နိဒါနံ၊ ပြတတ်သောအကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ သမ္ဘဝံ၊ ဖြစ်စေ တတ်သောအကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ ပတဝံ၊ အမွန်ရှိသောအ ကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ သရဋ္ဌာနံ၊ ဖြစ်ရာဟူသောအကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ အာဟောရုံ၊ ဆောင်တတ်သောအကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ အာရေဗ္ဗဏံ၊ အာရုံပြုသောအကြောင်းကို၊ ပဝက္ခာမိ၊ ဟောအံ၊ ပဗ္ဗယံ



စွဲ၍ဖြစ်သောအကြောင်းကို၊ ဝက္ခာမိ၊ ဟောအံ၊ သရဒယံ၊ ဖြစ်စေတတ်သော
 အကြောင်းကို၊ ဝက္ခာမိ၊ ဟောအံ၊ အာစိက္ခိယာမိ၊ ကြားပေအံ၊ ဒေသိယာ
 မိ၊ ဟောပေအံ၊ ပညပေသာမိ၊ သိစေအံ၊ ပဋ္ဌပေသာမိ၊ ထားပေအံ၊ ဝိဝရိ
 သာမိ၊ ဖွင့်ပေအံ၊ ဥတ္တာနံ ကရိယာမိ၊ ထင်ပေါ်စွာပြုပေအံ၊ ပကာသေ
 သာမိ၊ ထင်ရှားပြုပေအံ၊ ယထာပဇာနန္တိ၊ ယထာပဇာနံဟူသည်ကား၊
 ပဇာနန္တော၊ အပြားအားဖြင့်သိ၍၊ အာဇာနန္တော၊ အာရုံပြုသောအားဖြင့်သိ၍
 ဝိဇာနန္တော၊ အထူးသိ၍၊ ပဋိဝိဇာနန္တော၊ တပန်အထူးသိ၍၊ ပဋိဝိဇ္ဇန္တော၊
 ထိုထွက်သဖြင့်သိ၍၊ အာစိက္ခန္တောယထာ၊ ကြားသကဲ့သို့၊ ဣတိဟိတိဟံ၊ ဤ
 သို့သည်ဖြစ်၏ဟူသည်၊ န၊ မဟုတ်၊ ဣတိကိရာယ၊ ဤတရားသည်ဤသို့ဖြစ်
 ၏ဟူသည်လည်း၊ န၊ မဟုတ်၊ ပရံပရာယ၊ အဆက်ဆက်သောစကားအစဉ်
 သည်သည်၊ န၊ မဟုတ်၊ ဝိဇူကသမ္ပဒါနေန၊ ဝိဇူကတ်နှင့်တူ၏ဟူသည်လည်း
 န၊ မဟုတ်၊ တက္ကဟောဘု၊ ကြံခြင်းကြောင့်ဖြစ်၏ဟူသည်လည်း၊ န၊ မဟုတ်၊
 နယဟောတု၊ နည်းကိုယူခြင်းကြောင့် ဖြစ်၏ဟူသည်လည်း၊ န၊ မဟုတ်၊
 အာကာရပရိဝိတက္ကေန၊ အခြင်းအရာကို ကြံစည်သဖြင့်ဖြစ် သည်လည်း၊
 န၊ မဟုတ်၊ ဒိဋ္ဌိနိဇ္ဈာနန္တိ ယာ၊ ရှုခြင်း၌ခံ့ သောအယူဖြစ်၏ဟူသည်လည်း၊
 န၊ မဟုတ်၊ သာဓိ၊ ကိုယ်၌ရှိသော၊ မိမိအလိုလို၊ အဘိညာတံ၊ ထိအင်သော၊
 အတ္တပစ္စက္ခံ၊ မိမိမျက်မှောက်၌ဖြစ်သော၊ တံဓမ္မံ၊ ထိုတရားကို၊ ကထယိ
 သာမိ၊ ဟောပေအံ၊ ဣတိအယံ၊ ဤသည်လျှင်၊ တံပဝက္ခာမိယထာပဇာနန္တိ
 ပဒသာ၊ တံပဝက္ခာမိယထာပဇာနံဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဥပမိနိဒါနာပတာဝန္တိ နုက္ခာတိတ္ထေပဒေ၊ ဥပမိနိဒါနာပတာဝန္တိ နုက္ခာဟူသော
 ဤဝုဒ်၌၊ ဥပမိတိ၊ ဥပမိဟူသည်ကား၊ ဥပမိ၊ ဥပမိတို့သည်၊ ဒသာ၊ ဆယ်ပါးတို့
 တည်း၊ သဗ္ဗံ၊ အလုံးစုံလည်းဖြစ်သော၊ တဏှုပမိ၊ တဏှာဟူသောဥပမိ
 လည်းကောင်း၊ ဒိဋ္ဌုပမိ၊ သဿတဥစ္ဆေ ဓဒိဋ္ဌိဟူသောဥပမိလည်းကောင်း၊
 ကိလေသုပမိ၊ ကိလေသာဟူသောဥပမိလည်းကောင်း၊ ကမ္မုပမိ၊ ပုညာဘိ
 သင်္ဂါ၊ ရေသောက်ဟူသောဥပမိလည်းကောင်း၊ နုဗ္ဗရိတုပမိ၊ မကောင်းသော
 အကျင့်တည်းဟူသော ဥပမိလည်းကောင်း၊ အာဟာဂူပမိ၊ ကမိဋ္ဌိကာရ
 စသောအာဟာရ ဟူသောဥပမိ လည်းကောင်း၊ ပဋိစာပမိ၊ ခေါသဟူ
 သောဥပမိလည်းကောင်း၊ စတသော၊ ထေးပါးကုန်သော၊ ဥပါဒိန္နုကာစာ
 တုယော၊ ကံကြောင့်ဖြစ်ကုန်သောပထဝီဓာတ်အစရှိသော ဓာတ်ဟူသော
 ဥပမိ၊ ဥပမိလည်းကောင်း၊ အတ္တတ္ထိကာနိ၊ အတ္တတ္ထသန္တာန်၌ဖြစ်ကုန်သော၊
 သာယာတနာနိ၊ စက္ခုအစရှိသောခြောက်ပါးကုန်သော အာယတနတည်း

ဟူသော၊ ဥပမိ၊ ဥပမိရင်း၊ ဆဝိညာဏကော၊ ကာယော၊ ခြောက်ပါးသော၊ ဝိညာ
 ဏသတ်အပေါင်း၊ ဟုဆိုအပ်သော၊ ဥပမိ၊ ဥပမိလည်းကောင်း၊ သဗ္ဗံ၊ အလုံး
 စုံလည်းဖြစ်သော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ ဒုက္ခဋ္ဌေန၊ ဆင်းရဲခြင်းတည်းဟူသော
 အနက်ကြောင့်၊ ဥပမိ၊ ဥပမိမည်၏၊ ဣမေ၊ ဤသည်တို့ကို၊ ဒေသဥပမိ၊ ဆယ်ပါး
 သောဥပမိတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဒုက္ခာတိ၊ ဒုက္ခဟူသည်ကား၊
 ဇာတိဒုက္ခံ၊ ပဋိသန္ဓေစတုရ်ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ ဇရာဒုက္ခံ၊
 ခန္ဓာအစဉ်၏ရင့်ခြင်းတည်းဟူသော ဆင်းရဲခြင်းလည်းကောင်း၊ ဗျာဓိဒုက္ခံ၊
 ကျင်နာခြင်းတည်းဟူသော ဆင်းရဲခြင်းလည်းကောင်း၊ မရဏဒုက္ခံ၊ ဇိဝိ
 တိန္ဒြေ၏ပြတ်ခြင်းတည်းဟူသောဆင်းရဲခြင်းလည်းကောင်း၊ သောကပရိ
 ဇေဝဒုက္ခာဒေါမနသယုပါယာသဒုက္ခံ၊ စိုးရှင်ခြင်းမည်တမ်းခြင်း ဆင်းရဲခြင်း
 နှလုံးမသာယာခြင်းပင်ပန်းခြင်းတည်းဟူသောဆင်းရဲခြင်းလည်းကောင်း၊
 နေရယိကံဒုက္ခံ၊ ငရဲ၌ခံရသောဆင်းရဲခြင်း လည်းကောင်း၊ (ပ)၊ ဒိဋ္ဌိဗျသနံ
 ဒုက္ခံ၊ အယုဗျက်ခြင်းကြောင့်ဖြစ်သောဆင်းရဲခြင်းလည်းကောင်း၊ ယေသံ
 ဓမ္မာနံ၊ အကြင်ရှုပ်အစရှိသောတရားတို့အား၊ အာဒိတော၊ အစမှ၊ သရဒါဂမ
 နံ၊ ဖြစ်၍သာခြင်းသည်၊ ပညာယတိ၊ ထင်၏၊ အတ္ထဂံ၊ မတော၊ ပျက်သောအေး
 ဖြင့်၊ နိဇျာဓော၊ ချုပ်ခြင်းသည်၊ ပညာယတိ၊ ထင်၏၊ ကမ္မသန္နိသယိတော၊
 ကံကိုမှီသော၊ ဝိပါကော၊ ဝိပါကံသည်၊ ပညာယတိ၊ ထင်၏၊ ကမ္မံ၊ ကံသည်၊
 ဝိပါကသန္နိသယိတံ၊ ဝိပါကံကိုမှီ၏၊ ရှပ်၊ ရှပ်သည်၊ နာမနိသယိတံ၊ နာမ်ကိုမှီ၏၊
 နာမံ၊ နာမ်သည်၊ ရူပသန္နိသယိတံ၊ ရုပ်ကိုမှီ၏၊ ဇာတိယာ၊ ဇာတိသည်၊ အနုဂ
 တံ၊ အစဉ်လိုက်၏၊ ဇရာယ၊ အိုခြင်းသည်၊ အနုသတံ၊ နှံ့ပြန်၏၊ ဗျာဓိနာ၊ နာ
 ခြင်းသည်၊ အဘိဘူတံ၊ ထွမ်းရိုးအပ်၏၊ မရယောန၊ သေခြင်းသည်၊ အဗ္ဗေဘာ
 တံ၊ နှိပ်စက်အပ်၏၊ ဒုက္ခေ၊ ဆင်းရဲ၌၊ ပတိဗ္ဗိတံ၊ ထည်၏၊ အတာဏံ၊ စောင့်
 ရှောက်ခြင်းကင်း၏၊ အလေဏံ၊ ပုန်းအောင်းရာကင်း၏၊ အသရဏံ၊ ကိုး
 ကွယ်ရာမရှိ၊ အသရဏိဘူတံ၊ ကိုးကွယ်ခြင်းကိစ္စကိုမပြုတတ်၊ ဣမေ၊ ဤ
 သည်တို့ကို၊ ဒုက္ခာ၊ ဆင်းရဲတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဣမေဒုက္ခာ၊ ဤ
 ဆင်းရဲတို့သည်၊ ဥပမိနိဒါနာ၊ ဥပမိဟူသောပြတတ်သောအကြောင်းရှိကုန်
 သည်ဖြစ်၍၊ ဥပမိဟေတု၊ ဥပမိဟူသော ပြီးစီးကြောင်း ရှိကုန်သည်ဖြစ်၍၊
 ဥပမိပစ္စယာ၊ ဥပမိဟူသောစွဲဆင်းကြောင်းရှိကုန်သည်ဖြစ်၍၊ ဥပမိကာရဏာ
 ပိ၊ ဥပမိဟူသောနည်းသောအကြောင်းရှိကုန် သည်ဖြစ်၍လည်း၊ ဟောန္တိ၊ ဖြစ်
 ကုန်၏၊ ဟာဝန္တိ၊ အပြားအားဖြင့်ဖြစ်ကုန်၏၊ သံဘဝန္တိ၊ ကောင်းစွာဖြစ်ကုန်
 ၏၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ သစ္စာယန္တိ၊ ကောင်းစွာဖြစ်ကုန်၏၊ နိဗ္ဗတ္တန္တိ၊ ပြီး

ယောအားဖြင့်ဖြစ်ကုန်၏။ ဝါတုသဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။ ဣတိအယံ၊ ဤသည်လျှင်။ ဥပမိနိဒါနာပဘာဝန္တိ နုက္ခာတိပဒဿ၊ ဥပမိနိဒါနာပဘာဝန္တိ နုက္ခာဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ယေကေပိယောကတ္ထိံ အနေကရူပါတိဥပ္ပပဒေ၊ ယေကေပိယောကတ္ထိံ အနေကရူပါဟူသောဤပုဒ်၌၊ ယေကေပိတိ၊ ယေကေပိဟူသည်ကား။ သဗ္ဗေနသဗ္ဗံ၊ အချင်းဝပ်သိမ်း၊ သဗ္ဗထာသဗ္ဗံ၊ အခါဝပ်သိမ်း၊ သဗ္ဗာဝန္တံ၊ အလုံးစုံသောအခါပတ်လုံး။ အသေသံ၊ အကြွင်းမဲ့၊ နိဿေသသံ၊ အကြွင်းမရှိ၊ ယေကေပိတိတေတံ၊ ယေကေပိဟူသောဤသဒ္ဓါသည်၊ ပရိယာဒါယဝစနံ၊ အကုန်ကိုကောသောသဒ္ဓါတည်း။ ယောကတ္ထိံတိ၊ ယောကတ္ထိံဟူသည်ကား။ အပါယယောကေ၊ အပါယ်တုံ၌၊ မနုဿယောကေ၊ လူ့ပြည်၌၊ ဒေဝယောကေ၊ နတ်ပြည်၌၊ ခန္ဓယောကေ၊ ခန္ဓာငါးပါးဟူသော ယောက၌၊ ဓာတုယောကေ၊ ဓာတ်တဆဲ့ရှစ်ပါးဟူသော ယောက၌၊ အာယနယောကေ၊ အာယတန တဆဲ့နှစ်ပါး ဟူသော ယောက၌၊ အနေကရူပါတိ၊ အနေကရူပါဟူသည်ကား။ အနေကပိခါ၊ များသောအပြားရှိကုန်သော၊ နာနုပ္ပကာရာ၊ အထူးထူးအပြားပြားရှိကုန်သော၊ နုက္ခာ၊ ဆင်းရဲတို့သည်။ ဣတိအယံ၊ ဤသည်လျှင်။ ယေကေပိယောကတ္ထိံ အနေကရူပါတိပဒဿ၊ ယေကေပိယောကတ္ထိံ အနေကရူပါဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာတုရားသည်။ နုက္ခာယာဝေမံပဘာဝံ အပုစ္ဆိ သိ၊ မေတ္တဂူ ဘိဘဂဝါ၊ တန္တေ ပဝက္ခာပိယထာပဇာနံ၊ ဥပမိနိဒါနာပဘာဝန္တိ နုက္ခာ၊ ယေကေပိယောကတ္ထိံ၊ အနေကရူပါတိ၊ နုက္ခာယာဝေမံပဘာဝံ အပုစ္ဆိ သိ၊ မေတ္တဂူ ဘိဘဂဝါ၊ တန္တေ ပဝက္ခာပိယထာပဇာနံ၊ ဥပမိနိဒါနာပဘာဝန္တိ နုက္ခာ၊ ယေကေပိယောကတ္ထိံ၊ အနေကရူပါဟူ၍။ အာဟ၊ ကောထေဝီ မုဗ္ဗိ။ ။

၀၀၀

ယော၊ အကြင်သူသည်။ အပိစ္ဆါ၊ နုက္ခာ၏အကြောင်းဖြစ်သောဥပမိကိုမထိသည်ဖြစ်၍၊ ဝေ၊ စင်စစ်၊ ဥပမိံ၊ ဥပမိကို၊ ကရောတိ၊ ပြု၏။ မန္ဓော၊ ပညာရုံနုသော၊ ဒဿ၊ ထိုသူသည်။ ပုနုပ္ပရံ၊ အဖန်တလဲလဲ၊ နုက္ခာ၊ ဆင်းရဲသို့၊ ဥပပတိ၊ ရောက်၏။ ဘသ္မာ၊ ထိုကြောင့်၊ ပဇာနံ၊ သင်္ခါ၊ ရက်အနုပ္ပအစရှိသောအားဖြင့်ထိသည်ဖြစ်၍၊ နုက္ခာယာ၊ ဆင်းရဲ၏။ အဘိပဘာဝါနုဿိ၊ ဇာတိ၏ဥပမိကားအကြောင်းတည်းထုရှုမြင်သောသူသည်။ ဥပမိံ၊ ဥပမိကို၊ နကယိရာ၊ မပြုရာ။ ယောဝေအပိစ္ဆိဥပမိံ ကရောတိတိတ္ထေပဒေ၊ ယောဝေအပိစ္ဆိဥပမိံ ကရောတိဟူသောဤပုဒ်၌၊ ယောတိ၊ ယောဟူသည်ကား။ ယောယာမိယော အကြင်သို့သတောရှိသော၊ ယထာယုတ္ထော၊ အကြင်အပြားဖြင့်ထွဋ်သော။

ယထာပီဟိတော၊ အကြင်အပြားဖြင့်စီရင်မည်သော၊ ယထာ ပကာရော၊
 အကြင်အပြားအားဖြင့်တည်သော၊ ယံဋ္ဌာနပ္ပတ္တော၊ အကြင်အရာအထူးထို
 ရောက်သော၊ ယံဋ္ဌေသဋ္ဌန္နာဂတော၊ အကြင်ကျေးဇူးတရားနှင့်ပြည့်စုံသော၊
 ခတ္တံယောဝါ၊ မင်းသည်လည်းကောင်း၊ ဗြာဟ္မဏောဝါ၊ ပုဂ္ဂိုလ်သည်လည်း
 ကောင်း၊ ဝေသောဝါ၊ သူကြွယ်သည်လည်းကောင်း၊ သုဒ္ဓေါဝါ၊ သူဆင်းရဲ
 သည်လည်းကောင်း၊ ဂဟဋ္ဌောဝါ၊ အိမ်၌တည်သောသူသည်လည်းကောင်း၊
 ပဗ္ဗဇိတောဝါ၊ ရဟန်းသည်လည်းကောင်း၊ ဒေဝေါဝါ၊ နတ်သည်လည်း
 ကောင်း၊ မနုဿောဝါ၊ လူသည်လည်းကောင်း၊ အဝိဒ္ဓါတိ၊ အဝိဒ္ဓါဟူသည်
 ကား၊ အဝိဇ္ဇာဂတော၊ မသိခြင်းသို့ရောက်သည်ဖြစ်၍၊ အညာဏံ၊ ပညာမရှိ
 သည်ဖြစ်၍၊ အဘာပီ၊ ပညာဖြင့်မပွားနိုင်သည်ဖြစ်၍၊ ဒုပ္ပညော၊ ပညာနည်း
 သည်ဖြစ်၍၊ ဥပမိံကရောတိတိ၊ ဥပမိံကရောတိဟူသည်ကား၊ တဏှုပမိံ၊
 တဏှာဟူသောဥပမိံကို၊ ကရောတိ၊ ပြု၏၊ ဒိဋ္ဌပမိံ၊ ဒိဋ္ဌဟူသောဥပမိံကို၊ က
 ရောတိ၊ ပြု၏၊ ကိလေသပမိံ၊ ကိလေသာဟူသောဥပမိံကို၊ ကရောတိ၊ ပြု၏၊
 ကမ္မပမိံ၊ ကံဟူသောဥပမိံကို၊ ကရောတိ၊ ပြု၏၊ ဒုပ္ပရိတုပမိံ၊ ဒုစရိုက်ဟူ
 သောဥပမိံကို၊ ကရောတိ၊ ပြု၏၊ အာဟာရပမိံ၊ အာဟာရဟူသောဥပမိံကို၊
 ကရောတိ၊ ပြု၏၊ ပရိစာပမိံ၊ ပရိစာဟူသောဥပမိံကို၊ ကရောတိ၊ ပြု၏၊ စ
 တသော၊ လေးပါးကုန်သော၊ ဥပါဒိန္နဝါတုယော၊ ကံကြောင့်ဖြစ်ကုန်သော
 ဓာတ်ဟုဆိုအပ် ကုန်သော၊ ဥပမိ၊ ဥပမိတို့ကို၊ ကရောတိ၊ ပြု၏၊ ဆ၊ ခြောက်
 ပါးကုန်သော၊ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တိက ဖြစ်ကုန်သော၊ အာယတနာနိ၊ အာ
 ယတနဟူကုန်သော၊ ဥပမိ ဥပမိတို့ကို၊ ကရောတိ၊ ပြု၏၊ ဆဝိညာဏက
 ကာယံ၊ ခြောက်ပါးသော ဝိညာဏဓာတ် အပေါင်းဖြစ်သော၊ ဥပမိံ၊ ဥပမိ
 ကို၊ ကရောတိ၊ ပြု၏၊ ဇနောတိ၊ ဖြစ်စေ၏၊ သဗ္ဗာနေတိ၊ ကောင်းစွာ ဖြစ်စေ
 ၏၊ နိဗ္ဗတ္တတိ၊ ပြီးသော အားဖြင့် ဖြစ်စေ၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 အဝိဒ္ဓါ ဥပမိံကရောတိတိ ဝေဿ၊ အဝိဒ္ဓါဥပမိံကရောတိ ဟူသောဝုန်၏၊
 အတ္ထော၊ အနက်တည်း၊ ပုနုပ္ပုနံဒုက္ခ ရုပေတိမန္ဓောတိ၊ ပုနုပ္ပုနံ ဒုက္ခရုပေ
 တိမန္ဓောဟူသည်ကား၊ ပုနုပ္ပုနံ၊ အမန်တလဲလဲ၊ ဇာတိဒုက္ခံ၊ အိုခြင်းဟူ
 သောဒုက္ခသို့၊ ဗျာဓိဒုက္ခံ၊ နာခြင်းဟူသောဒုက္ခသို့၊ မရဏဒုက္ခံ၊ သေခြင်းဟူ
 သောဒုက္ခသို့၊ သောကပရိဒေဝဒုက္ခဒေါမနုဿုပါယာသဒုက္ခံ၊ စိုးရိမ်ခြင်း
 ပိုကြွေးခြင်းဆင်းရဲခြင်းနှလုံးမသာယာခြင်း ပင်ပန်းခြင်း ဟူသောဒုက္ခသို့၊
 ဇောတိ၊ ရောက်၏၊ သမုပေတိ၊ အထူးသဖြင့်ရောက်၏၊ ဥပဂစ္ဆတိ၊ ကပ်သောအား
 ဖြင့်ရောက်၏၊ ဂဏှာတိ၊ ယူ၏၊ ပရာမသတိ၊ မှားသောအားဖြင့်သုံးသပ်၏၊

အဘိနိဝိသတိ၊ အဖန်တလဲလဲနှလုံးသွင်း၏၊ မန္ဓောတိ၊ မန္ဓောဟူသည်ကား၊
 မန္ဓော၊ ပညာနှုန်းသောသူသည်၊ မောဟော၊ တွေဝေသောသူသည်၊ အဝိဇ္ဇာ၊
 မထိသောသူသည်၊ အဝိဇ္ဇာဂဘော၊ မထိခြင်းသို့ ရောက်သောသူသည်၊
 အညာဏီ၊ ပညာမရှိသောသူသည်၊ အဝိဘာဝီ၊ ပညာဖြင့်မပွားနိုင်သောသူ
 သည်၊ ဒုပ္ပဒညာ၊ ပညာနည်းသောသူသည်၊ ဣတိအယံ၊ ဤသည်အောင်၊ ပုနပုနံ
 ဒုက္ခရပေတိမန္ဓောတိပဒဿ၊ ပုနပုနံဒုက္ခရပေတိ မန္ဓောဟူသော ပုန်၏၊
 အတ္ထော၊ အနက်တည်း၊ တသ္မာပဇာနံဥပမိနကယိရာတိတ္ထေပဒေ၊ တသ္မာ
 ပဇာနံဥပမိနကယိရာဟူသောဤပုန်၌၊ တသ္မာတိ၊ တသ္မာဟူသည်ကား၊
 တသ္မာတံကာရဏာ၊ ထိုဆင်းရဲခြင်း၏နည်းစွာသော အကြောင်းကြောင့်၊
 တံဟေတု၊ ထိုဆင်းရဲခြင်းကိုပြီးစေတတ်သောအကြောင်းကြောင့်၊ တပ္ပပ္ပ
 ယာ၊ ထိုဆင်းရဲခြင်းကိုရှု၍ဖြစ်သောအကြောင်းကြောင့်၊ တံနိဒါနံ၊ ထိုဆင်း
 ရဲခြင်းကိုပြုတတ်သောအကြောင်းကြောင့်၊ ဥပမိသု၊ ဥပမိတို့၌၊ ဇေတံအာဒိနံ
 ထိုသို့သောအပြစ်ကို၊ သံပဿမာနော၊ ကောင်းစွာမြင်သည်ဖြစ်၍၊ ဣတိအ
 ယံ၊ ဤသည်အောင်၊ တသ္မာတိပဒဿ၊ တသ္မာဟူသောပုန်၏၊ အတ္ထော၊ အနက်
 တည်း၊ ပဇာနန္တိ၊ ပဇာနံဟူသည်ကား၊ ပဇာနန္တော၊ အပြားအားဖြင့်ထိသည်
 ဖြစ်၍၊ အာဇာနန္တော၊ အာရုံပြုသောအားဖြင့်ထိသည်ဖြစ်၍၊ ဝိဇာနန္တော၊ အ
 ထူးသဖြင့်ထိသည်ဖြစ်၍၊ ပဋိဝိဇာနန္တော၊ တဖန်အထူးသဖြင့်ထိသည်ဖြစ်၍၊
 ပဋိဝိဇ္ဇန္တော၊ ထိုးတွင်းသဖြင့်ထိသည်ဖြစ်၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းကုန်
 သောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ပဇာနန္တော၊ အပြား
 အားဖြင့်ထိသည်ဖြစ်၍၊ အာဇာနန္တော၊ အာရုံပြုသောအားဖြင့်ထိသည်ဖြစ်၍၊
 ဝိဇာနန္တော၊ အထူးသဖြင့်ထိသည်ဖြစ်၍၊ ပဋိဝိဇာနန္တော၊ တဖန်အထူးသ
 ဖြင့်ထိသည်ဖြစ်၍၊ ပဋိဝိဇ္ဇန္တော၊ ထိုးတွင်းသဖြင့်ထိသည်ဖြစ်၍၊ သဗ္ဗေသင်္ခါ
 ရာ၊ ခပ်ထိမ်းကုန်သောသင်္ခါရတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ သဗ္ဗေ
 ဓမ္မာ၊ ခပ်ထိမ်းကုန်သော တရားတို့သည်၊ အနတ္တာတိ၊ အပိုးမရကုန်ဟူ
 ၍ (ဏ)၊ ယံကိဉ္စိ၊ အလုံးစုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်းသဘောသည်၊ အတ္ထိ၊
 ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်းသဘောသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်
 ခြင်းသဘောရှိ၏ဟူ၍၊ ပဇာနန္တော၊ အပြားအားဖြင့် ထိသည်ဖြစ်၍၊ အာဇာ
 နန္တော၊ အာရုံပြုသောအားဖြင့်ထိသည်ဖြစ်၍၊ ဝိဇာနန္တော၊ အထူးသဖြင့်ထိ
 သည်ဖြစ်၍၊ ပဋိဝိဇာနန္တော၊ တဖန်အထူးသဖြင့်ထိသည်ဖြစ်၍၊ ပဋိဝိဇ္ဇန္တော၊
 ထိုးတွင်း သဖြင့်ထိသည်ဖြစ်၍၊ ဥပမိနကယိရာတိ၊ ဥပမိနကယိရာဟူ
 သည်ကား၊ တဗျာပမိ၊ တဗျာဟူသောဥပမိကို၊ နကရေယျ၊ မပြုရ၊ ဒိဋ္ဌ

☰

ပမိံ၊ နိဗ္ဗိဟူသောဥပမိကို၊ နကဓေယျ၊ မပြုရာ၊ ကိလေသုပမိံ၊ ကိလေသာ
ဟူသောဥပမိကို၊ နကဓေယျ၊ မပြုရာ၊ နုတ္တရိထုပမိံ၊ ရုစရိုက်ဟူသောဥပမိကို
နကဓေယျ၊ မပြုရာ၊ အာဟာရူပမိံ၊ အာဟာရဟူသောဥပမိကို၊ နကဓေယျ၊
မပြုရာ၊ ပရိစ္ဆာပမိံ၊ ပရိစ္ဆဟူသောဥပမိကို၊ နကဓေယျ၊ မပြုရာ၊ ဗတသော၊
လေးပါးကုန်သော၊ ဥပဒိန္နတတုယော၊ ကံကြောင့်ဖြစ်သော၊ ဓာတ်ဟုဆို
အပ်ကုန်သော၊ ဥပမိ၊ ဥပမိတို့ကို၊ နကဓေယျ၊ မပြုရာ၊ ဆ၊ ခြောက်ပါးကုန်
သော၊ အတ္တတ္တိကာနိ၊ အတ္တတ္တိဖြစ်ကုန်သော၊ အာယတနာနိ၊ အာယတနဖြစ်
ကုန်သော၊ ဥပမိ၊ ဥပမိတို့ကို၊ နကဓေယျ၊ မပြုရာ၊ ဆဝိညာဏကာကာယံ၊
ခြောက်ပါးကုန်သော ဝိညာဉ်အပေါင်းဖြစ်သော၊ ဥပမိံ၊ ဥပမိကို၊ နကဓေ
ယျ၊ မပြုရာ၊ နဇနယျ၊ မဖြစ်စေရာ၊ နသဗ္ဗာနေယျ၊ ကောင်းစွာမဖြစ်စေရာ၊
နနိဗ္ဗတ္တယျ၊ မပြီးစေရာ၊ နာဘိနိဗ္ဗတ္တယျ၊ အပန်တလဲလဲမပြီးစေရာ၊ ဣတိ
အယံ၊ ဤသည်လျှင်၊ တသ္မာပဇာနံဥပမိနကယိရာတိပဒဿ၊ တသ္မာပဇာနံ
ဥပမိံနကယိရာဟူသော ဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဒုက္ခဿာတိ၊
ဒုက္ခဿဟူသည်ကား၊ ဇာတိဒုက္ခဿ၊ ဖြစ်ခြင်းဟူသောဒုက္ခ၏၊ ဇရာဒုက္ခ
ဿ၊ အိုခြင်းဟူသောဒုက္ခ၏၊ ဗျာဓိဒုက္ခဿ၊ နာခြင်းဟူသောဒုက္ခ၏၊ မရဏ
ဒုက္ခဿ၊ သေခြင်းဟူသောဒုက္ခ၏၊ သောကပရိဒေဝဒုက္ခဒေါမနုဿပပါယာ
သဒုက္ခဿ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းဆင်းရဲခြင်းနှုတ်ဆေးမသာယာခြင်းပင်ပန်း
ခြင်းဟူသောဒုက္ခ၏၊ ပတာဝါနုပဿိတိ၊ ပတာဝါနုပဿိဟူသည်ကား၊ ဒုက္ခ
ဿ၊ ဆင်းရဲ၏၊ မူလံ၊ တည်ရာဖြစ်သောအကြောင်းကို၊ အနုပဿိ၊ အစဉ်ရှု
ထေ့ရှိသော၊ ဟောတုနုပဿိ၊ အကျိုးကိုပြီးစေတတ်သောအကြောင်းကိုအ
စဉ်ရှုထေ့ရှိသော၊ နိဒါနာနုပဿိ၊ ပြုတတ်သောအကြောင်းကိုအစဉ်ရှုထေ့ရှိ
သော၊ သမ္ဘဝါနုပဿိ၊ ဖြစ်စေတတ်သော အကြောင်းကို အစဉ်ရှုထေ့ရှိ
သော၊ ပတာဝါနုပဿိ၊ အမွန်ရှိသောအကြောင်းကို အစဉ်ရှုထေ့ရှိသော၊
သဗုဋ္ဌာနာနုပဿိ၊ ဖြစ်ရာအကြောင်းကိုအစဉ်ရှုထေ့ရှိသော၊ အာဟာရ
နုပဿိ၊ ဆောင်တတ်သောအကြောင်းကိုအစဉ်ရှုထေ့ရှိသော၊ အာရမ္မဏာ
နုပဿိ၊ အာရုံပြုတတ်သောအကြောင်းကိုအစဉ်ရှုထေ့ရှိသော၊ ပစ္စယာနုပ
ဿိ၊ စွဲ၍ဖြစ်တတ်သော အကြောင်းကို အစဉ်ရှုထေ့ရှိသော၊ သမုဒယာနု
ပဿိ၊ ဖြစ်စေတတ်သောအကြောင်းကိုအစဉ်ရှုထေ့ရှိသောသူသည်၊ ပညာ၊
ပညာကို၊ အနုပဿနာ၊ အနုပဿနာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယာပညာ၊ အ
ကြင်အပြားအားဖြင့်သိတတ်သောပညာလည်းကောင်း၊ ပဇာနာ၊ အခြင်း
အရာအားဖြင့်သိတတ်သောပညာလည်းကောင်း၊ (ပ)၊ အမောဟော၊ မတွေ့

ဝေတတ်သော ပညာလည်းကောင်း၊ ဓမ္မဂိဝယော၊ သဗ္ဗာဏေးပါးကိုရှေး
 ချယ်တတ်သောပညာလည်းကောင်း၊ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်သော
 ပညာလည်းကောင်း၊ အနုပဿနာယ၊ အဖန်တလဲလဲရှုခြင်းဟုဆိုအပ်သော
 ဣမာယပညာယ၊ ဤပညာနှင့်၊ ဥပေတော၊ နိုးခြင်းသို့ရောက်သည်၊ ဟောတိ
 ဖြစ်၏၊ သရပေတော၊ အလွန်နိုးခြင်းသို့ရောက်သည်၊ ဥပါဂတော၊ ကပ်၍
 ထည်သည်၊ သမုပါဂတော၊ ယှဉ်၍ထည်သည်၊ ဥပပဒန္တာ၊ မကင်းသည်၊
 သမ္ပန္နော၊ ပြည့်စုံသည်၊ သမန္နာဂတော၊ ထင်ရှားရှိသည်၊ ဟောတိ၊ ဖြစ်၏၊
 သော၊ ထိုသူကို၊ အနုပဿတိ၊ အနုပဿဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိအယံ၊
 ဤသည်လျှင်၊ ဒုက္ခဿဇာတိပဘဝါနုပဿတိပဒဿ၊ ဒုက္ခဿဇာတိပဘ
 ဝါနုပဿတိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ ယောဝေအဝိဒ္ဓါဥပမိကရောတိ၊ ပုနပျံနံဒုက္ခရပေတိ
 မန္ဓော၊ တသ္မာပဇာနံဥပမိနကယိရာ၊ ဒုက္ခဿဇာတိပဘဝါနုပဿတိ၊ ယော
 ဝေအဝိဒ္ဓါဥပမိကရောတိ၊ ပုနပျံနံဒုက္ခရပေတိမန္ဓော၊ တသ္မာပဇာနံဥပမိန
 ကယိရာ၊ ဒုက္ခဿဇာတိပဘဝါနုပဿတိဟူ၍၊ အာဟ၊ ဟောတော်မူပြီ။
 ၅ ဇာတဝါ၊ တုန်းတော်ကြီးသော အရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ ယံ၊
 အကြင်ဒုက္ခ၏အကြောင်းကို၊ မယံ၊ အကျွန်ုပ်တို့သည်၊ အပုစ္ဆိမှ၊ မေးကုန်
 ပြီးနော၊ အကျွန်ုပ်တို့အား၊ အင်္ဂုတ္တယိ၊ ကြားတော်မူပြီ။ အညံ၊ ထိုမှတပါး
 သော အကြောင်းကို၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာမ၊ မေးကုန်အံ့၊ ဣပင်၊
 တိုက်တွန်းပါ၏၊ တံ၊ ထိုအကြောင်းကို၊ ဖြူဟိ၊ ဟောတော်မူပါလော့၊ ကထံ၊
 အဘယ်အကြောင်းဖြင့်၊ ဝိရာ၊ ပညာရှိတို့သည်၊ ဩစံ၊ ဩစကကို၊ တရန္တိန္န၊
 ကူးကုန်သနည်း၊ မုနိ၊ အရှင်ဘုရား၊ ဇာတိစ၊ ဖြစ်ခြင်းကို လည်းကောင်း၊
 ဇေဗ္ဗ၊ အိုခြင်းကို လည်းကောင်း၊ သောကပရိဒဝဉ္ဇ၊ စိုးရိမ်ခြင်းငိုကြွေး
 ခြင်းကိုလည်းကောင်း၊ တရန္တိန္န၊ ကူးကုန်သနည်း၊ တံ၊ ထိုအကြောင်းကို၊ မေ
 အကျွန်ုပ်အား၊ သာရ၊ တောင်းပန်ပါ၏၊ ဝိယာကရောဟိ၊ ထင်ရှားပြုပါလော့၊
 ဟိသဂ္ဂံ၊ မှန်၏၊ တထာ၊ ထိုသို့သိစေသောအားဖြင့်၊ ဝေဝေဓမ္မော၊ ဤတရားကို၊
 တော၊ အရှင်ဘုရားသည်၊ ဝိဒိတော၊ သိတော်မူပြီ။ ယန္တံ၊ အပုစ္ဆိမှအင်္ဂု
 တ္တယိနောတိ၊ ယန္တံ၊ အပုစ္ဆိမှအင်္ဂုတ္တယိနောဟူသည်ကား၊ ယန္တံ၊ အကြင်
 ဒုက္ခ၏အကြောင်းကို၊ မယံ၊ အကျွန်ုပ်တို့သည်၊ အပုစ္ဆိမှ၊ မေးကုန်ပြီ၊ အယော
 စိမှ၊ တောင်းပန်ပါကုန်ပြီ၊ အန္တေသိမှ၊ တိုက်တွန်းကုန်ပြီ၊ ပဿာဒိမှ၊ ကြည်ညို
 ကုန်ပြီ၊ အင်္ဂုတ္တယိနောတိ၊ အင်္ဂုတ္တယိနောဟူသည်ကား၊ နော၊ အကျွန်ုပ်တို့
 အား၊ ကိတ္တိတံအာစိက္ခိတံ၊ ကြားအပ်ပြီ၊ ဒေသိတံ၊ ဟောအပ်ပြီ၊ ပညာပိတံ၊



ထိစေအပ်ပြီ၊ ပဋိပတ္တိတံ၊ ထားအပ်ပြီ၊ ဝိဝရံ၊ ဖွင့်အပ်ပြီ၊ ဝိဘတ္တံ၊ ဝေဘန်အပ်ပြီ၊
 ဥက္ကာနိကတံ၊ ပေါ်သည်ကိုပြုအပ်ပြီ၊ ပကာသိတံ၊ ထင်ရှားပြုအပ်ပြီ၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ ယန္တိ အပုစ္ဆိမှ အကိတ္တယိနောတိပဒဿ၊ ယန္တိ အပုစ္ဆိမှ
 အကိတ္တယိနောဟု သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အညံဘံပုစ္ဆာမတ
 ဒိဗံ၊ ဖြူဟိက်၊ အညံဘံပုစ္ဆာမတဒိဗံ၊ ဖြူဟိဟုသည်ကား၊ အညံ၊ ထိုဒုက္ခ
 မှတပါးသော အကြောင်းကို၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာမ၊ မေးပါကုန်၏၊
 အညံ၊ ထိုဒုက္ခမှတပါးသော အကြောင်းကို၊ တံ၊ အရှင်ဘုရားကို၊ ယောစာမ၊
 ကောင်းပန်ပါကုန်၏၊ အညံ၊ ထိုဒုက္ခမှတပါးသော အကြောင်းကို၊ တံ၊ အရှင်
 ဘုရားကို၊ အဗ္ဗေသမ၊ တိုက်တွန်းပါကုန်၏၊ အညံ၊ ထိုဒုက္ခမှတပါးသော
 အကြောင်းကို၊ ပဿာဒေမ၊ ကြည်ညို ပါကုန်၏၊ ဥတ္တရိ၊ အလွန်သော အ
 ကြောင်းကို၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာမှ၊ မေးပါကုန်၏၊ တဒိဗံ၊ ဖြူဟိတိ၊
 တဒိဗံ၊ ဖြူဟိဟုသည်ကား၊ ဣဗံ၊ တိုက်တွန်းပါ၏၊ တံ၊ ထိုအကြောင်းကို၊
 ဖြူဟိအာရိက္ခာဟံ၊ ကြားတော်မူပါလော၊ ဒေသေဟံ၊ ဟောတော်မူပါလော၊
 ပညာပေဟိ၊ သိစေတော်မူပါလော၊ ပဋ္ဌပေဟိ၊ ထားတော်မူပါလော၊ ဝိဝရံ၊
 ဖွင့်တော်မူပါလော၊ ဝိဘတ္တံ၊ ဝေဘန်တော်မူပါလော၊ ဥက္ကာနိကရောတိ၊
 ထင်ပေါ်သည်ကို ပြုတော်မူပါလော၊ ပကာသေဟိ၊ ထင်ရှားပြုတော်မူပါ
 လော၊ ဣတိအယံ၊ ဤသည်လျှင်၊ အညံဘံပုစ္ဆာမတဒိဗံ၊ ဖြူဟိတိပဒဿ၊
 အညံဘံပုစ္ဆာမတဒိဗံ၊ ဖြူဟိဟု သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကထံ
 နုမိရာဝိဘရန္တိ၊ ဩဗံ ဇာတိဇရံ သော ကပရိဒေဝဉ္စာတိတ္ထေပဒေ၊ ကထံ နုမိ
 ရာဝိဘရန္တိ၊ ဩဗံ ဇာတိဇရံ သော က ပရိဒေဝဉ္စဟု သော ဤပုဒ်၌၊ ကထံ နု
 တိ၊ ကထံ နု ဟု သည်ကား၊ ဇံ နု ခေါ၊ ဤသို့ ဖြစ်သလော၊ နု နု ခေါ၊ မဖြစ်သ
 လော၊ ကံ နု ခေါ၊ အဘယ်သို့ ဖြစ်သနည်း၊ ကထံ နု ခေါ၊ အဘယ်ကြောင့် ဖြစ်
 သနည်း၊ ဣတိ၊ ဤသို့၊ ဝံ သယံ ပုစ္ဆာ၊ သင်္ကာရိန္တိ မေးခြင်းတည်း၊ ဝိမတိ ပု
 စ္ဆာ၊ ယုံမှားရှိ၍ မေးခြင်းတည်း၊ နေဠက ပုစ္ဆာ၊ နှလုံး နှလုံးရှိ၍ မေးခြင်းတည်း၊
 အနက် သုပ္ပာ၊ စင်စစ်မထိ၍ မေးခြင်းတည်း၊ ဣတိအယံ၊ ဤသည်လျှင်၊
 ကထံ နု တိပဒဿ၊ ကထံ နု ဟု သော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝိရာတိ၊
 ဝိရာဟု သည်ကား၊ ဝိရာ၊ ဆင်းရဲသောကြောင့် မတုန်လှုပ်မြဲမြဲသောပညာရှိ
 တို့ သည်၊ ပဋ္ဌဝန္တော၊ ပစ္စုပ္ပန် သံသရာ အကျိုးနှစ်ပါးကို ဆည်းပူးတတ်
 သောပညာရှိတို့ သည်၊ ဗုဒ္ဓိမန္တော၊ မိမိအကျိုး သူတပါးအကျိုးကို သိတတ်
 သောပညာရှိတို့ သည်၊ ဉာဏိနော၊ နက်နဲသောတိန်သော အကျိုး၌ သက်ဝင်

သောပညာရှိတို့သည်၊ ဝိဘာဝိနော၊ ခဲခက်သော အကျိုးအကြောင်း၌ ထွန်းပ
 တတ်သောပညာရှိတို့သည်၊ မေဓာဝိနော၊ ကိလေသာမရှိဖြူစင်သောချိန်၌ ငွ
 တုသော ပညာရှိတို့သည်၊ ဩဇာန္တိ၊ ဩဇာဟူသည်ကား၊ ကာမောစံ၊
 ကာမတည်ဟူသော ဩဇာကို၊ ဘဝေါစံ၊ ဘဝတည်းဟူသော ဩဇာကို၊
 ဒိဋ္ဌောစံ၊ ဒိဋ္ဌိတည်းဟူသော ဩဇာကို၊ အဝိဇ္ဇောစံ၊ အဝိဇ္ဇာတည်းဟူသော
 ဩဇာကို၊ ဇာတိတိ၊ ဇာတိဟူသည်ကား၊ တေသံတေသံသတ္တာနံ၊ ထိုထိုသို့
 သောသတ္တဝါတို့၏၊ တဗ္ဗိတဗ္ဗိသတ္တနိကာယေ၊ ထိုထိုသို့သော သတ္တဝါတို့
 ၏နေရာတံ၌၊ ယာဇာတိ၊ အကြင်ဖြစ်ခြင်းလည်းကောင်း၊ သ ဉ္ဇာတိ၊ ကောင်း
 စွာဖြစ်ခြင်းလည်းကောင်း၊ ဩက္ကန္တိ၊ ပရိသန္ဓေနေခြင်းလည်းကောင်း၊ အတိ
 နိဗ္ဗတ္တိ၊ ဖြစ်ခြင်းလည်းကောင်း၊ ခန္ဓာနံ၊ ခန္ဓာတို့၏၊ ပါတုတာဝေါ၊ ထင်ရှားဖြစ်
 ခြင်းလည်းကောင်း၊ အာယတနာနံ၊ အာယတနတို့ကို၊ ပရိသာဘော၊ ရခြင်း
 လည်းကောင်း၊ ဇရာတိ၊ ဇရာဟူသည်ကား၊ တေသံတေသံသတ္တာနံ၊ ထိုထို
 သို့သောသတ္တဝါတို့၏၊ တဗ္ဗိတဗ္ဗိသတ္တနိကာယေ၊ ထိုထိုသို့သောသတ္တဝါတို့
 ၏နေရာတံ၌၊ ယာဇာတိ၊ အကြင်အိုမင်းခြင်းလည်းကောင်း၊ ဇီရုတာတာ၊ အို
 သောအဖြစ်လည်းကောင်း၊ ခဏ္ဍိစုံ၊ သွားကျိုးသော အဖြစ်လည်းကောင်း၊
 ပါလိစုံ၊ ဆံဖြူသော အဖြစ်လည်းကောင်း၊ ဝလိတ္တစတာ၊ အတွေ့ရှိသော
 အဖြစ်လည်းကောင်း၊ အာယုနော၊ အသက်၏၊ သံဟာဗနိ၊ ယုတ်ခြင်းလည်း
 ကောင်း၊ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏၊ ပရိပါကော၊ ရင့်ခြင်းလည်း ကောင်း၊
 သောကောတိ၊ သောကော ဟူသည်ကား၊ ဉ္ဇာတိဗျသနေန၊ ဇေဋ္ဌမျိုးတို့၏
 ပျက်စီးခြင်းဖြင့်၊ ဗုဒ္ဓဿဝါ၊ ဇေဋ္ဌသောသုအား လည်းကောင်း၊ ဘောဂ
 ဗျသနေန၊ စည်းစိမ်တို့၏ ပျက်စီးခြင်းဖြင့်၊ ဗုဒ္ဓဿဝါ၊ ဇေဋ္ဌသော သုအား
 လည်းကောင်း၊ ရောဂဗျသနေန၊ အနာဟူသော နှိပ်စက်ခြင်းဖြင့်၊ ဗုဒ္ဓဿ
 ဝါ၊ ဇေဋ္ဌသောသုအား လည်းကောင်း၊ သီလဗျသနေန၊ သီလပျက်စီးခြင်း
 ဖြင့်၊ ဗုဒ္ဓဿဝါ၊ ဇေဋ္ဌသောသုအားလည်းကောင်း၊ ဒိဋ္ဌိဗျသနေန၊ အယု၏ပျက်
 စီးခြင်းဖြင့်၊ ဗုဒ္ဓဿဝါ၊ ဇေဋ္ဌသောသုအားလည်းကောင်း၊ အညတရညတရေ
 န၊ အမှတ်မဲ့ တခုခုသော၊ ဗျသနေန၊ ပျက်စီးခြင်းနှင့်၊ သမန္နာဂထဿဝါ၊ ပြည့်
 စုံသောသုအားလည်းကောင်း၊ အညတရညတရေန၊ အမှတ်မဲ့ တခုခုသော၊
 ဒုက္ခဓမ္မန၊ ဆင်းရဲစေတတ်သောသဘောတရားဖြင့်၊ ဗုဒ္ဓဿဝါ၊ ဇေဋ္ဌသော
 သုအားလည်းကောင်း၊ သောကော၊ စိုးရိမ်ခြင်းလည်းကောင်း၊ သောစနာ၊
 စိုးရိမ်သောအခြင်း အရာလည်းကောင်း၊ သောပိတတ္တံ၊ စိုးရိမ်သောသူ၏
 အဖြစ်လည်းကောင်း၊ အန္တောသောကော၊ အတွင်းကိုချောက်ချားစေထျက်

ဖြစ်သောစိုးရိမ်ခြင်းလည်းကောင်း၊ အန္တောပရိသောကော၊ အတွင်း၌အဖန်
 တလဲလဲချောက်ချား စေတုတ်သော စိုးရိမ်ခြင်း လည်းကောင်း၊ အန္တော
 သာဟော၊ အတွင်း၌ပူပန်ခြင်းလည်းကောင်း၊ အန္တောပရိသာဟော၊ အတွင်း၌
 ပူအိုက်ခြင်းလည်းကောင်း၊ စေတသော၊ စိတ်၏၊ ပရိဇ္ဈာယနာ၊ ပူလောဝခြင်း
 လည်းကောင်း၊ ဒေါမနသံ၊ ဆင်းရဲသော အဖြစ်လည်းကောင်း၊ သောက
 သလ္လိ စူးဝင်တတ်သော စိုးရိမ်ခြင်းဟူသော ငြောင့်လည်းကောင်း၊ ပရိဒေ
 ဝေါတိ၊ ပရိဒေဝါဟူသည်ကား၊ ဥာတိဗျသနေန၊ ဆွေမျိုးတို့၏ပျက်စီးခြင်း
 ဖြင့်၊ ဖုဋ္ဌဿဝါ၊ တွေ့သောသူအားလည်းကောင်း၊ ဘောဂဗျသနေန၊ စည်း
 စိမ်တို့၏ ပျက်စီးခြင်းဖြင့်၊ ဖုဋ္ဌဿဝါ၊ တွေ့သော သူအား လည်းကောင်း၊
 ရောဂဗျသနေန၊ အနာနှိပ်စက်ခြင်းဖြင့်၊ ဖုဋ္ဌဿဝါ၊ တွေ့သောသူအားလည်း
 ကောင်း၊ သိဝဗျသနေန၊ သိဝ၏ပျက်စီးခြင်းဖြင့်၊ ဖုဋ္ဌဿဝါ၊ တွေ့သောသူ
 အားလည်းကောင်း၊ ဒိဋ္ဌိဗျသနေန၊ အယုဟူသောပျက်စီးခြင်းဖြင့်၊ ဖုဋ္ဌဿဝါ
 တွေ့သောသူအားလည်းကောင်း၊ အညတရညတရေန၊ အမှတ်မဲ့ တခုခုသော၊
 ဗျသနေန၊ ပျက်စီးခြင်းနှင့်၊ သမန္နာဂတဿ၊ ပြည့်စုံသော သူအားလည်း
 ကောင်း၊ အညတရညတရေန၊ အမှတ်မဲ့တခုခုသော၊ နက္ခဏဗ္ဗေန၊ ဆင်းရဲစေ
 တတ်သောသဘောတရားဖြင့်၊ ဖုဋ္ဌဿဝါ၊ တွေ့သောသူအားလည်းကောင်း၊
 အာဒေဝေါ၊ နာမည်ဖြင့်၊ ဝိမည်တမ်းခြင်းလည်းကောင်း၊ ပရိဒေဝေါ၊ ကျေးဇူး
 ကိုဆိုသဖြင့်၊ ဝိမည်တမ်းခြင်းလည်းကောင်း၊ အာဒေဝနာ၊ မည်တမ်းသော
 အခြင်းအရာ လည်းကောင်း၊ ပရိဒေဝနာ၊ အဖန်တလဲလဲ မည်တမ်းသော
 အခြင်းအရာလည်းကောင်း၊ အာဒေဝိတတ္ထံ၊ ဝိမည်တမ်းသောသူ၏ အဖြစ်
 လည်းကောင်း၊ ပရိဒေဝိတတ္ထံ၊ ထက်ဝန်ကျင့်၊ ဝိမည်တမ်းသောသူ၏ အဖြစ်
 လည်းကောင်း၊ ဝါစာ၊ မည်တမ်းသောစကားလည်းကောင်း၊ ပလောပေါ၊
 အကျိုးမရှိသော မည်တမ်းခြင်း လည်းကောင်း၊ ဝိပ္ပလောပေါ၊ ဖောက်ပြန်
 သောမည်တမ်းခြင်း လည်းကောင်း၊ လာလပေါ၊ အဖန်တလဲလဲမည်တမ်း
 ခြင်းလည်းကောင်း၊ ထာလပေါ၊ ထာလပေါ၊ အဖန်တလဲလဲမည်တမ်းသောအခြင်း
 အရာလည်းကောင်း၊ လာသဝိတတ္ထံ၊ အဖန်တလဲလဲ မည်တမ်းသော သူ၏
 အဖြစ်လည်းကောင်း၊ ကထံနုဗိရာဝိတန္တိ၊ ဩစံဇာတိဇရံသောကပရိဒ္ဓ
 ဝဉ္ဇာတိ၊ ကထံနုဗိရာဝိတန္တိ၊ ဩစံဇာတိဇရံ သောကပရိဒ္ဓဝဉ္ဇဟူသည်
 ကား၊ ဝိရာ၊ ပညာရှိတို့သည်၊ ကထံ၊ အသိလျှင်၊ ဩစာဉ္ဇ၊ ဩစာကိုလည်း
 ကောင်း၊ ဇာတိဉ္ဇ၊ ဖြစ်ခြင်းကို လည်းကောင်း၊ ဇရုဉ္ဇ၊ အိုခြင်း ကိုလည်း
 ကောင်း၊ နက္ခဏဉ္ဇ၊ ဆင်းရဲခြင်းကိုလည်းကောင်း၊ သောကဉ္ဇ၊ စိုးရိမ်ခြင်းကို



လည်းကောင်း၊ ပရိဒေဝဉ္စ၊ ဝိမည်တမ်းခြင်းကို လည်းကောင်း၊ တရုန္တိ၊
 လွန်ကုန်သနည်း၊ ဥတ္တရန္တိ၊ သောတာပတ္တိမဂ်ဖြင့် လွန်ကုန်သနည်း၊ ပတ
 ရန္တိ၊ သကဒါဂါမိမဂ်ဖြင့်လွန်ကုန်သနည်း၊ သမတိတ္တန္တိ၊ အနာဂါမိမဂ်ဖြင့်
 လွန်ကုန်သနည်း၊ ဝိတိဝတ္တန္တိ၊ အရဟတ္တမဂ်ဖြင့် လွန်ကုန်သနည်း၊ ဣတိ
 အယံ ဤသည်လျှင်၊ ကထံနုဗ္ဗိနာရိတရန္တိ ဩစံဇာတိဇရံသောက ပရိဒ္ဒ
 ဝဉ္စာတိပဒယ၊ ကထံနုဗ္ဗိနာရိတရန္တိ ဩစံဇာတိဇရံ သောကပရိဒ္ဒဝဉ္စဟု
 သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ တံမေရုနိသာရု ဝိယာ ကရောဟိ
 ဟိတ္ထေဝဒေ၊ တံမေရုနိသာရုဝိယာ ကရောဟိဟုသော ဤပုန်၌၊ တန္တိ၊ တံ
 ဟု သည်ကား၊ ယံ၊ အကြင် အကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ ယံ၊ အကြင်
 အကြောင်းကို၊ ယာစာမိ၊ တောင်းပန်ပါ၏၊ ယံ၊ အကြင် အကြောင်းကို၊
 အဇ္ဈေယာမိ၊ တိုက်တွန်းပါ၏၊ ယံ၊ အကြင် အကြောင်းကို၊ ပဿာဒေမိ၊
 ကြည့်ညှိပါ၏၊ တံ၊ ထိုအကြောင်းကို၊ မုနိတိ၊ မုနိဟူသည်ကား၊ ဥပဏံ၊
 ဥပဏံကို၊ မောနံ၊ မောနဟူ၍၊ ဝုပ္ပကိ၊ ဆိုအပ်၏၊ ယာပညာ၊ အကြင်အ
 ပြားအားဖြင့် သိဟာတ်သော ပညာလည်းကောင်း၊ ပဇာနနာ၊ အချင်းအရာ
 အားဖြင့် သိဟာတ်သော ပညာလည်းကောင်း (ပ)၊ အမောဟော၊ အတွေဝေခြင်း
 မရှိသောပညာလည်းကောင်း၊ ဓမ္မဝိစယော၊ တရားကို ရှေးချယ်တတ်သော
 ပညာလည်းကောင်း၊ သမ္မာဒိဋ္ဌိ၊ ကောင်းသောအမြင်ရှိသော ပညာလည်း
 ကောင်း၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ တေနုဉ္စာဏေန၊ ထိုမောနဟုဆိုအပ်
 သောပညာနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ မုနိ၊ မုနိမည်တော်မူ၏၊
 မောနုပ္ပဒတ္တာ၊ မုနိအဖြစ်သို့ ရောက်တော်မူ၏၊ မောနေယျာနိ၊ မောနေယျ
 အကျင့်တရားတို့သည်၊ ကာယမောနေယျံ၊ ကာယမောနေယျအကျင့်လည်း
 ကောင်း၊ ဝစိမောနေယျံ၊ ဝစိမောနေယျအကျင့်လည်းကောင်း၊ မနောမော
 နေယျံ၊ မနောမောနေယျအကျင့်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝီဏိ၊ သုံးပါး
 တို့တည်း၊ ကထမံ၊ အဘယ်သည်လျှင်၊ ကာယမောနေယျံ၊ ကာယမောနေ
 ယျအကျင့် မည်သနည်း၊ ဝီရိမံ၊ သုံးပါး အပြားရှိသော၊ ကာယဒုတ္တရိဟာ
 နံ၊ ကာယဒုတ္တရိကံတို့ကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ကာယမောနေယျံ၊ ကာယ
 မောနေယျမည်၏၊ ဝီရိမံ၊ သုံးပါးအပြားရှိသော၊ ကာယသုစရိတံ၊ ကာယ
 သုစရိကံသည်၊ ကာယမောနေယျံ၊ ကာယမောနေယျမည်၏၊ ကာယာရမ္ပဏေ၊
 ကာယကိုအာရုံပြု၍၊ ဉာဏံ၊ အနိစ္စစသောအားဖြင့် ဖြစ်သောဉာဏ်သည်၊
 ကာယမောနေယျံ၊ ကာယမောနေယျမည်၏၊ ကာယပရိညာ၊ ကာယကိုသုံး
 ပါးသောပရိညာဏ်ဖြင့်သိသောဉာဏ်သည်၊ ကာယမောနေယျံ၊ ကာယမော

နေယျမည်၏။ ပရိညာသာဟဂတော၊ ကာယကိုသုံးသပ်၍ပရိညာဏ်နှင့်တကွ
 ဖြစ်သော၊ မဂ္ဂေါ၊ မဂ်ဉာဏ်သည်၊ ကာယမောနေယျံ၊ ကာယမောနေယျမည်
 ၏။ ကေယ၊ ကိုယ်၌၊ ဆန္ဒရာဂဿ၊ တပ်သောရာဂကို၊ ပဟာနံ၊ ပယ်ခြင်း
 သည်၊ ကာယမောနေယျံ၊ ကာယမောနေယျမည်၏။ ကာယသင်္ခါရနိရောဓေါ
 ထွက်သက် ဝင်သက်ဟုဆိုအပ်သော ကာယသင်္ခါရ၏ချုပ်ချုပ်ဖြစ်သော၊
 စတုတ္ထဈာနသမာပတ္တိ၊ စတုတ္ထဈာန်ကိုဝင်စားခြင်းသည်။ ကာယမောနေ
 ယျံ၊ ကာယမောနေယျမည်၏။ ဣဒံ၊ ဤသည်ကား။ ကာယမောနေယျံ၊ ကာ
 ယမောနေယျမည်၏။ ကတမံ၊ အဘယ်သည်လျှင်၊ ဝစီမောနေယျံ၊ ဝစီမော
 နေယျမည်သနည်း။ စတုဗ္ဗိဝစီရုက္ခရိတာနံ၊ သုံးပါးကျန်သော ဝစီစရိုက်
 တို့ကို၊ ပဟာနံ၊ ပယ်ခြင်းသည်။ ဝစီမောနေယျံ၊ ဝစီမောနေယျမည်၏။ စတုဗ္ဗိ
 ဝံ၊ သုံးပါးအပြားရှိသော၊ ဝစီသုစရိတံ၊ ဝစီသုစရိုက်သည်။ ဝစီမောနေယျံ
 ဝစီမောနေယျမည်၏။ ဝါစာရမ္ပဏေ၊ စကားကိုအာရုံပြု၍၊ ဉာဏံ၊ အနိစ္စ
 သောအားဖြင့်ဖြစ်သောဉာဏ်သည်။ ဝစီမောနေယျံ၊ ဝစီမောနေယျမည်၏။
 ဝါစာပရိညာ၊ စကားကိုသုံးပါးသောပရိညာဏ်တို့ဖြင့်သိသောဉာဏ်သည်။
 ဝစီမောနေယျံ၊ ဝစီမောနေယျမည်၏။ ပရိညာသဟဂတော၊ စကားကိုသုံး
 သပ်၍ပရိညာဏ်နှင့်တကွဖြစ်သော၊ မဂ္ဂေါ၊ မဂ်ဉာဏ်သည်။ ဝစီမောနေယျံ
 ဝစီမောနေယျမည်၏။ ဝါစာယ၊ စကား၌၊ ဆန္ဒရာဂဿ၊ တပ်သောရာဂကို၊
 ပဟာနံ၊ ပယ်ခြင်းသည်။ ဝစီမောနေယျံ၊ ဝစီမောနေယျမည်၏။ ဝစီသင်္ခါရ
 နိရောဓေါ၊ စိတ်ကိုစိစာရဟုဆိုအပ်သော ဝစီသင်္ခါရ၏ချုပ်ချုပ်ဖြစ်သော၊
 ဇုဘိယဈာနသမာပတ္တိ၊ ဇုဘိယဈာန်ကိုဝင်စားခြင်းသည်။ ဝစီမောနေယျံ၊
 ဝစီမောနေယျမည်၏။ ဣဒံ၊ ဤသည်ကား။ ဝစီမောနေယျံ၊ ဝစီမောနေယျ
 မည်၏။ ကတမံ၊ အဘယ်သည်လျှင်၊ မနောမောနေယျံ၊ မနောမောနေယျ
 မည်သနည်း။ ဝိဝိဓမနောရုက္ခရိတာနံ၊ သုံးပါးကျန်သောမနောရုစရိုက်တို့ကို၊
 ပဟာနံ၊ ပယ်ခြင်းသည်။ မနောမောနေယျံ၊ မနောမောနေယျမည်၏။ ဝိဝိဓံ
 သုံးပါးအပြားရှိသော၊ မနောသုစရိတံ၊ မနောသုစရိုက်သည်။ မနောမောနေ
 ယျံ၊ မနောမောနေယျမည်၏။ ဝိတ္တာရမ္ပဏေ၊ စိတ်ကိုအာရုံပြု၍၊ ဉာဏံ၊ အနိစ္စ
 စသောအားဖြင့်ဖြစ်သောဉာဏ်သည်။ မနောမောနေယျံ၊ မနောမောနေယျ
 မည်၏။ ဝိတ္တပရိညာ၊ စိတ်ကိုသုံးပါးသော ပရိညာဏ်ဖြင့်သိသောဉာဏ်
 သည်။ မနောမောနေယျံ၊ မနောမောနေယျမည်၏။ ပရိညာသဟဂတော၊
 စိတ်ကိုသုံးသပ်၍ ပရိညာဏ်နှင့်တကွဖြစ်သော၊ မဂ္ဂေါ၊ မဂ်ဉာဏ်သည်။ မ
 နောမောနေယျံ၊ မနောမောနေယျမည်၏။ ဝိတ္တံ၊ စိတ်၌၊ ဆန္ဒရာဂဿ၊ တပ်

သောရာဂကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ မနောမောနေယျ၊ မနောမောနေယျ
 မည်၏၊ ဝိတ္တသင်္ခါရုနောစော၊ ဝေဒနာသညာဟု ဆိုအပ်သောဝိတ္တသင်္ခါရ
 ၏ချုပ်ရာဖြစ်သော၊ သညာဝေဒယိတ နိရောဓသမာပဗ္ဗိ၊ မှတ်ခြင်းခံစား
 ခြင်း၏ချုပ်ရာဖြစ်သော သမာပတ်ကို ဝင်စားခြင်းသည်၊ မနောမောနေယျ၊
 မနောမောနေယျမည်၏၊ ဣဒံ၊ ဤသည်ကား၊ မနောမောနေယျ၊ မနောမော
 နေယျမည်၏။ ဇာတိ၊ ကာယဒုစရိုက်ကိုပယ်သောအားဖြင့် ကာယ
 ရှိမည်သော၊ ဝါစာရနိ၊ ဝစီဒုစရိုက်ကိုပယ်သော အားဖြင့် ဝါစာရနိမည်
 သော၊ မနောရနိ၊ မနောဒုစရိုက်ကိုပယ်သောအားဖြင့် မနောရနိမည်သော၊
 အနာသဝရနိ၊ အလုံးစုံသောကိလေသာတို့ကိုပယ်သောအားဖြင့် အနာသဝ
 ရနိမည်သော၊ မောနေယျသမ္ပန္နံ၊ သိအပ်သည်ကိုသိ၍ သိသောတရား၌
 တည်သော မောနေယျအကျင့်နှင့် ပြည့်စုံသောသူကို၊ သဗ္ဗပကာယိနံ၊ ခပ်
 သိမ်းသောကိလေသာတို့ကိုစွန့်၍ တည်သောသူဟူ၍၊ အာဟ၊ ဆိုကုန်၏၊
 အာယရနိ၊ အယဝရနိမည်သော၊ ဝါစာရနိ၊ ဝါစာရနိမည်သော၊ မနောရနိ၊
 မနောရနိမည်သော၊ အနာသဝရနိ၊ အနာသဝရနိမည်သော၊ မောနေယျ
 သမ္ပန္နံ၊ သိအပ်သောတရားကိုသိ၍ သိသောတရား၌ တည်သောမောနေယျ
 အကျင့်နှင့်ပြည့်စုံသောသူကို၊ နိဗ္ဗာတပါပကံ၊ ခပ်သိမ်းသောအကုသိုလ်တို့
 ကိုမဂ်ဉာဏ်ဖြင့်ဆေးလျှော်၍ တည်သောသူဟူ၍၊ အာဟ၊ ဆိုကုန်၏၊ မော
 နေယျဟိ၊ မောနေယျဟုဆိုအပ်ကုန်သော၊ ဣမေဟိဝေဗ္ဗဟိ၊ ဤသို့သော
 တရားတို့နှင့်၊ သမန္တာဂတေ၊ ပြည့်စုံကုန်သော၊ အဂါရရနိနော၊ အဂါရရနိတို့
 လည်းကောင်း၊ အနာဂါရရနိနော၊ အနာဂါရရနိတို့လည်းကောင်း၊ သေခရနိ
 နော၊ သေခရနိတို့လည်းကောင်း၊ အသေခရနိနော၊ အသေခရနိတို့လည်း
 ကောင်း၊ ပစ္စေကရနိနော၊ ပစ္စေကရနိတို့လည်းကောင်း၊ ရနိရနိနော၊ ရနိရနိ
 တို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ရနိနော၊ ရနိတို့သည်၊ ဆ၊ ခြောက်ပါးတို့
 တည်း၊ ကတမေ၊ အဘယ်သည်တို့သည်၊ အဂါရရနိနော၊ အဂါရရနိမည်
 ကုန်သနည်း၊ ယေတေ၊ အကြင်သူတို့သည်၊ အဂါရိကာ၊ လူ၏အမှု၌ ယှဉ်
 ကုန်၏၊ ဒိဋ္ဌပဒါ၊ မြင်အပ်ပြီးသောနိဗ္ဗာန်ရှိကုန်၏၊ ဝိညာတသာသနာ၊ သိအပ်
 သောသိက္ခာသုံးပါးဟူသောသာသနာရှိကုန်၏၊ ဣမေ၊ ဤသူတို့သည်၊ အဂါ
 ရရနိနော၊ အဂါရရနိမည်ကုန်၏၊ ကတမေ၊ အဘယ်သည်တို့သည်၊ အနာဂါ
 ရရနိနော၊ အနာဂါရရနိမည်ကုန်သနည်း၊ ယေတေ၊ အကြင်သူကိုသည်၊ ပဗ္ဗ
 ဇိတာ၊ ရဟန်းပြုကုန်၏၊ ဒိဋ္ဌပဒါ၊ မြင်အပ်ပြီးသောနိဗ္ဗာန်ရှိကုန်၏၊ ဝိညာတ
 သာသနာ၊ သိအပ်သောသိက္ခာသုံးပါးဟူသောအဆုံးအမသာသနာရှိကုန်၏



ဣမေ၊ ဤသုတ္တံသည်၊ အနာဂါရုရုနိနော၊ အနာဂါရုရုနိမည်ကုန်၏၊ သတ္တဝေ
 ခါ၊ သေက္ခရုနစ်ယောက်တို့သည်၊ သေက္ခရုနိနော၊ သေက္ခရုနိမည်ကုန်၏၊
 အရဟန္တော၊ ရဟန္တာတို့သည်၊ အသေက္ခရုနိနော၊ အသေက္ခရုနိမည်ကုန်၏၊
 ပစ္စေကသမ္ပုဒ္ဓါ၊ ထိုထိုသို့သော အကြောင်းကို စွဲ၍ တပါးတည်း မိမိအလိုလို
 သာ သျှင် သစ္စာ ထေးပါးတို့ကို သိတော်မူတတ်သော တရားတို့သည်၊ ပစ္စေ
 ကရုနိနော၊ ပစ္စေကရုနိမည်ကုန်၏၊ တထာဂတော၊ ရှေးတရားတို့ကဲ့သို့သာ
 ခြင်းကောင်းကုန်သော၊ အရဟန္တော၊ မြတ်သော အလှူကိုခံတော်မူထိုက်
 ကုန်သော၊ သမ္မာသမ္ပုဒ္ဓါ၊ ကောင်းစွာ မိမိ အလိုလိုသာ သျှင် သစ္စာ ထေးပါး
 တရားတို့ကို သိတော်မူတတ်သော မြတ်စွာတရားတို့သည်၊ ရုနိရုနိနော၊
 ရုနိရုနိမည်ကုန်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယော၊ အကြင်သူသည်၊ ခုဋ္ဌ
 ခူပေါ၊ တွေဝေသော သဘောရှိသည်ဖြစ်၍၊ အဝိဇ္ဇသု၊ တရားတို့ကို မထိ၊
 သော၊ ထိုသူသည်၊ မောနေနု၊ ဆိတ်ဆိတ် မြိုင်နေသဖြင့်၊ ရုနိ၊ ရုနိမည်သည်၊
 နဟောတိ၊ မဖြစ်၊ ယော၊ အကြင်ညာရှိသောသူသည်၊ တုထံ၊ ချိန်ကို၊
 ပဂ္ဂဟ္မု၊ ချိန်သကဲ့သို့၊ ဝရံ၊ မြတ်သော တရားကို၊ အာဒါယ၊ ယူ၍၊ သဗ္ဗင်္ဂ
 တော၊ ကောင်းစွာ တည်လျက်၊ ပါပါနု၊ မကောင်းမှုတို့ကို၊ ပရိဝဇ္ဇေ
 တိ၊ ကြံဉ်၏။ သော၊ ထိုသူသည်၊ ရုနိ၊ ရုနိမည်၏၊ တေန၊ ထိုသို့ ကျင့်နေသော
 ကြောင့်၊ သော၊ ထိုသူသည်၊ ရုနိ၊ ရုနိမည်၏၊ ယော၊ အကြင် သူသည်၊
 ဥဘော၊ နှစ်ပါးကုန်သော၊ သောကော၊ သောကတို့ကို၊ ရုနာတိ၊ သိတတ်
 ၏၊ တေန၊ ထိုသို့ သိတတ်သော ကြောင့်၊ ရုနိ၊ ရုနိဟူ၍၊ ပရစ္စတိ၊ ဆိုအပ်
 ၏၊ ယော၊ သောရုနိ... အကြင်ရုနိသည်၊ အဇ္ဈတ္တဉ္စ၊ အဇ္ဈတ္တ၌ ထည်း
 ကောင်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓံ၌ ထည်းကောင်း၊ သဗ္ဗသောကော၊ ခပ်သိမ်းသော
 သောက၌၊ အသတဉ္စ၊ သူယုတ်တို့၏ ထည်းကောင်း၊ သတဉ္စ၊ သူတော်
 ကောင်းတို့၏ ထည်းကောင်း၊ ဓမ္မံ၊ အကျသိုလ် ကုသိုလ်တရားကို၊ ဥတွာ၊
 ထို၍၊ သင်္ဂဇာထံ ရာဂစသော ရုနစ်ပါးသော ငြိတွယ်ခြင်းတဏှာဒိဋ္ဌိဟူ
 သော နှစ်ပါးသော ကွန်ယက်ကို၊ အတိစ္စ လွန်၍၊ ဋ္ဌိတော၊ တည်၏။ သောရုနိ၊
 ထိုရုနိကို၊ ဒေဝမနုဿတိ၊ နတ်လူတို့ သည်၊ ပုဇိတော၊ ပူဇော်အပ်၏။ သာရု
 ဝိသာကဓောဟိတိ၊ သာရုဝိသာကဓောဟိ ဟူသည်ကား၊ သာရုတောင်း
 ပန်ပါ၏။ တံ၊ ထိုအကြောင်းကို၊ အာစိက္ခ၊ ကြားတော်မူပါလော၊ ဒေသေဟိ၊
 ဘောတော်မူပါလော၊ ပညပေဟိ၊ သိစေတော်မူပါလော၊ ပဋ္ဌပေဟိ၊ ထား
 ဘော်မူပါလော၊ ဝိဝရုဗ္ဗင်္ဂတော်မူပါလော၊ ဝိဘဇ၊ ဝေဘန်တော်မူပါလော၊
 ဥတ္တာနိံ ကဓောဟိ၊ ထင်ပေါ်သည်ကို ပြုတော်မူပါလော၊ ပကာသေဟိ၊ ထင်

ရှားပြတော်မူပါသော၊ ဣတိအယံ၊ ဤသည်လျှင်၊ တံမေရနိသာဓုရိယာက
 ရောဟိတိပဒဿ၊ တံမေရနိသာဓုရိယာကရောဟိဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ တထာဟိတေဝိဒိတော ဇေယဇဗ္ဗောတိဇ္ဈပဒေ၊ တထာဟိ
 တေဝိဒိကာဇေယဇဗ္ဗောဟူသောဤပုဒ်၌၊ တထာဟိ၊ တထာ ဟူသည်ကား၊
 တထာ၊ ထိုသို့သတ္တဝါတို့ကို သိစေသောအားဖြင့်၊ ဇေယဇဗ္ဗော၊ ဤတရား
 ကို၊ တေ၊ အရှင်ဘုရားသည်၊ ဝိဒိတော၊ သိအပ်ပြီ၊ တုလိတော၊ နှိုင်းချိန်အင်ပြီ၊
 တိရိတော၊ ရံစမ်းအပ်ပြီ၊ ဝိသုတော၊ ထင်ရှားပြအပ်ပြီ၊ ဝိဘာဝိတော၊ ပွားစေ
 အပ်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ တထာဟိကေဝိဒိတော ဇေယဇဗ္ဗောတိပဒ
 ဿ၊ တထာဟိတေဝိဒိတောဇေယဇဗ္ဗောဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ တေ၊ ထိုကြောင့်၊ သော၊ ပြောဟူကော၊ ထိုပုစ္ဆာသည်း၊ ယန္တံ၊ အပုစ္ဆိ
 မှအင်္ဂါတ္ထယိနောအညံတံပုစ္ဆာမတဒိဗ်ဖြူဟိကထံနုဗိရုဝိတေ၊ နန္ဒိဩဗ
 ဇာတံဇရံသောကပရိဒ္ဓဝ္ဗတံမေရနိသာဓုရိယာကရောဟိ တထာဟိတေဝိ
 ဒိတောဇေယဇဗ္ဗောတိတိ၊ ယန္တံ၊ အပုစ္ဆိ မှအင်္ဂါတ္ထယိနောအညံတံပုစ္ဆာမတ
 ဒိဗ်ဖြူဟိကထံနုဗိရုဝိတေ၊ နန္ဒိဩဗဇာတံဇရံသောကပရိဒ္ဓဝ္ဗတံမေရနိ
 သာဓုရိယာကရောဟိ တထာဟိ တေဝိဒိတော ဇေယဇဗ္ဗောဟူ၍၊ အာဟ၊
 သျှောက်ပြီ။ ။

မေတ္တရ၊ မေတ္တရုပုစ္ဆာ၊ တေ၊ သင်အား၊ ဓမ္မံ၊ နိဗ္ဗာန်သို့ရောက်ကြောင်း
 ဖြစ်သောအကုဋ်တရားကို၊ ကိတ္တယိဿာမိ၊ ဝါဘုရားကြားတော်မူအံ့၊ ဒိဗ္ဗ
 ဓမ္မေ၊ မျက်မှောက်ဖြစ်သောအတ္တဘောဋ္ဌ်လျှင်မြင်အပ်သောတရား၌၊ အနိတိ
 ဟံ၊ မိမိပစ္စက္ခ၌မြင်သော၊ ယံ၊ အကြင်တရားကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ သ
 တိရှိလျက်၊ စရံ၊ ကျင့်သောသူသည်၊ ထောကေ၊ သတ္တထောက၌၊ ဝိသတ္တိကံ၊
 ငြိတတ်သောတဏှာကို၊ တရေ၊ လွန်နိုင်ရာ၏၊ အနိတိဟံ၊ မိမိပစ္စက္ခ၌မြင်
 အပ်သော၊ တံဓမ္မံ၊ ထိုတရားကို၊ ကိတ္တယိဿာမိ၊ ဟောပေအံ့၊ ကိတ္တယိ
 ဿ၊ မိမိတေ ဓမ္မန္တိဇ္ဈပဒေ၊ ကိတ္တယိဿာမိတေဓမ္မံဟူသော ဤပုဒ်၌၊ ဓမ္မ
 န္တိ၊ ဓမ္မံဟူသည်ကား၊ အာဒိကဿာတံ၊ အစ၏ကောင်းခြင်းနှင့်ပြည့်စုံသော၊
 မဇ္ဈောကဿာတံ၊ အသယ်၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ ပရိယောဓသာနက
 ဝုဿာတံ၊ အဆုံး၏ ကောင်းခြင်းနှင့်ပြည့်စုံသော၊ သတ္တံ၊ အနက်နှင့်ပြည့်စုံ
 သော၊ သဗ္ဗဋ္ဌနံ၊ သဒ္ဓါနှင့် ပြည့်စုံသောတရားကို၊ ကေဝလပရိပုစ္ဆံ၊ အထုံးစုံ
 ပြည့်စုံသော၊ ပရိသုဋ္ဌံ၊ စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ သာသနာတော်ကို၊
 စတ္တာရော၊ လေးပါးကျင့်သော၊ သတိပဋ္ဌာန၊ သတိပဋ္ဌာန်တို့ကို၊ စတ္တာရော၊
 လေးပါးကျင့်သော၊ သဗ္ဗပ္ပဓာန၊ သဗ္ဗပ္ပဓာန်တို့ကို၊ စတ္တာရော၊ လေးပါးကျင့်



သော၊ ဣဒ္ဓိပါဒေ၊ ဣဒ္ဓိပါဒ်တို့ကို၊ ပဉ္စ၊ ငါးပါးကုန်သော၊ ဣန္ဒြိယာနိ၊ ဣန္ဒြိယတို့ကို
 ပဉ္စ၊ ငါးပါးကုန်သော၊ ဗလ္လာနိ၊ ဗိုလ်တို့ကို၊ သတ္တ၊ သတ္တဝါ၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈ
 ဇင်၊ ဗောဇ္ဈင်တို့ကို၊ အရိယံ၊ မြတ်သော၊ အဋ္ဌင်္ဂကံ၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂံ၊
 မဂ်ကို၊ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကို ထည့်ကောင်း၊ နိဗ္ဗာနဂါမ်နိပဓိ၊ နိဗ္ဗာန်သို့
 ရောက်ကြောင်းဖြစ်သော၊ အကျင့်ကိုထည့်ကောင်း၊ ကိတ္တယိဿာမိအာဝိ
 ကိဿာမိ၊ ကြားပေအံ့၊ ဧဒေသဿာမိ၊ ဟောပေအံ့၊ ပညာပေသောမိ၊ သိစေ
 အံ့၊ ပဋ္ဌပေသောမိ၊ ထားပေအံ့၊ ဝိဝေဒိဿာမိ၊ ဖွင့်ပေအံ့၊ ဝိဘဇိဿာမိ၊ ဝေ
 ဘန်ပေအံ့၊ ဥတ္တာနိ၊ ကာရိဿာမိ၊ ပေါ်သည်ကိုပြုပေအံ့၊ ပကာဝထိဿာမိ၊ ထင်
 ရှားပြုပေအံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ ကိတ္တယိဿာမိတေဓမ္မံတိပဒဿ၊
 ကိတ္တယိဿာမိတေဓမ္မံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မေတ္တဂုဏ်
 ဘဝဝါဒိဋ္ဌေဓမ္မေ အနိတိဟန္တိ၊ ဧတ္ထပဒေ၊ မေတ္တဂုဏ်ဘဝဝါဒိဋ္ဌေဓမ္မေအနိ
 တိဟံဟူသောဤပုဒ်၌၊ ဒိဋ္ဌေဓမ္မေတိ၊ ဒိဋ္ဌဓမ္မဟူသည်ကား၊ ဒိဋ္ဌဓမ္မေ၊ မျက်
 မှောက်မြင်အပ်သောတရား၌၊ ဉာတေဓမ္မေ၊ သိအပ်သောတရား၌၊ တုလိ
 တေဓမ္မေ၊ နှိုင်းချိန်အပ်သောတရား၌၊ တီရိတေဓမ္မေ၊ စုံစမ်းအပ်သောတရား
 ၌၊ ဝိဘူတေဓမ္မေ၊ ထင်ရှားသောတရား၌၊ ဝိဘာဝိတေဓမ္မေ၊ ပွားစေအပ်သော
 တရား၌၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲ
 မရှိကုန်ဟူ၍၊ (ပ)၊ ယံကိဉ္စိ အလုံးစုံသော၊ သဗုဒ္ဓယဓမ္မံ၊ ဖြစ်ခြင်း သဘော
 တရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော သဘောတရားသည်၊ နိ
 ရောဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဒိဋ္ဌဓမ္မေ၊ မျက်မှောက်မြင်အပ်သော
 တရား၌၊ ဉာတေဓမ္မေ၊ သိအပ်သောတရား၌၊ တုလိတေဓမ္မေ၊ နှိုင်းချိန်အပ်
 သောတရား၌၊ တီရိတေဓမ္မေ၊ စုံစမ်းအပ်သောတရား၌၊ ဝိဘူတေဓမ္မေ၊ ထင်
 ရှားသောတရား၌၊ ဝိဘာဝိတေဓမ္မေ၊ ပွားစေအပ်သောတရား၌၊ ဣတိဇေဝိ၊
 ဤသို့လည်း၊ ဒိဋ္ဌဓမ္မေ၊ မျက်မှောက် မြင်အပ်သောတရား၌၊ အထဝါ၊ တ
 နည်းကား၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ ဒုက္ခဓမ္မေ၊ ဒုက္ခသစ္စာ၌၊ ဒုက္ခံ၊ ဒုက္ခသစ္စာ
 ကို၊ ကထယိဿာမိ၊ ကြားပေအံ့၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ သဗုဒ္ဓယေ၊ သဗုဒ္ဓယ
 သစ္စာ၌၊ သဗုဒ္ဓသံ၊ သဗုဒ္ဓယသစ္စာကို၊ ကထယိဿာမိ၊ ဟောပေအံ့၊ ဒိဋ္ဌေ၊
 မြင်အပ်သော၊ မဂ္ဂေ၊ မဂ္ဂသစ္စာ၌၊ မဂ္ဂံ၊ မဂ္ဂသစ္စာကို၊ ကထယိဿာမိ၊ ဟောပေ
 အံ့၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ နိရောဓေ၊ နိရောဓသစ္စာ၌၊ နိရောဓံ၊ နိရောဓသစ္စာကို၊
 ကထယိဿာမိ၊ ဟောပေအံ့၊ ဣတိဇေဝိ၊ ဤသို့လည်း၊ ဒိဋ္ဌဓမ္မေ၊ မြင်အပ်
 သောတရား၌၊ အထဝါ၊ တနည်းကား၊ ဒိဋ္ဌဓမ္မေ၊ မြင်အပ်သော တရား၌၊ သ
 န္ဋိဋ္ဌိကံ၊ မျက်မှောက်၌ အကျိုးကိုပေးတတ်သော၊ အကာလိကံ၊ ကာလအခြား

မရှိအကုသိုလ်ပေးတတ်သော၊ ဇော်ပသိကံ၊ ထာထုညှိရှုထုညှိဟူ၍ဆိုထိုက်
 သော၊ ဩပနေယိကံ၊ နိဗ္ဗာန်သို့ဆောင်တတ်သော၊ ပစ္စတ္တံ၊ အထီးအထီး၊
 ဝိညူဟိ၊ ပညာရှိကိုသည်၊ ဝေဒိတဗ္ဗံ၊ သိအပ်သောတရားကို၊ ကထယိဿာ
 မိ၊ ဟောပေအံ၊ ဣတိဇံဝိ၊ ဤသို့သည်၊ ဒိဋ္ဌေဓမ္မေ၊ မြင်အပ်သောတရား၌၊
 အနိတိဟန္တိ၊ အနိတိတံဟူသည်ကား၊ ဣတိဟိတိဟိ၊ ဤသို့သည်ဖြစ်၏ဟု
 ဆိုခြင်းသည်၊ န၊ မဟုတ်၊ ဣတိကိရိယာယ၊ ဤသို့ပြုရ၏ ဟူသည်လည်း၊
 န၊ မဟုတ်၊ ပရံပရာယ၊ အဆက်ဆက်သောစကားအစဉ် သည်လည်း၊ န၊
 မဟုတ်၊ ဝိဇူကသမ္ပဒါယ၊ ဝိဇူကတ်နှင့်တူ၏ဟူသည်လည်း၊ န၊ မဟုတ်၊ တတ္ထ
 ဟေတု၊ ကြံသဖြင့်ဖြစ်၏ဟူသည်လည်း၊ န၊ မဟုတ်၊ နယ ဟေ တု၊ နည်းကို
 ယူခြင်းကြောင့်ဖြစ်သည်လည်း၊ န၊ မဟုတ်၊ အာကေရပရိဝိတက္ကန၊ အခြင်း
 အရာအကြောင်းကိုကြံစိသဖြင့်၊ န၊ မဟုတ်၊ ဒိဋ္ဌိနန္ဒာနန္တိ ယာ၊ မြင်ခြင်းရှု
 ခြင်း၌၊ ဝါခနိသော အယူဖြစ်၏ဟူသည်လည်း၊ န၊ မဟုတ်၊ သာမံ၊ ကိုယ်တိုင်၊ သ
 ယံ၊ မိမိအလိုလို၊ အတိညာတံ၊ သိအပ်သော၊ အတ္ထပစ္စတ္တံ၊ မိမိမျက်မှောက်ပြု
 အပ်သော၊ တံဓမ္မံ၊ ထိုတရားကို၊ ကထယိဿာမိ၊ ဟောပေအံ၊ ဣတိအယံ၊
 ဤသည်သျှင်၊ ဒိဋ္ဌေဓမ္မေအနိတိဟန္တိ ပဒသ၊ ဒိဋ္ဌေဓမ္မေအနိတိတံဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယံဝိဒိတွာသတောဗန္တိ၊ ယံဝိဒိတွာသတော
 ဝရံဟူသည်ကား၊ ယံ၊ အကြင်တရားကို၊ ဝိဒိတံ၊ သိအပ်သည်ကို၊ ကတွာ၊
 ပြု၍၊ တုသယိတွာ၊ နှိုင်းချိန်၍၊ တီရုယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ
 ၍၊ ဝိဘူဘံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတ
 ရားတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ဝိဒိတံကတွာ၊ သိသည်ကိုပြု၍၊
 တုသယိတွာ၊ နှိုင်းချိန်၍၊ တီရုယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိ
 ဘူဘံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့
 သည်၊ ရက္ခာတိ၊ ဖောင်းရဲကုန်၏ဟူ၍၊ သဗ္ဗေဓမ္မာ၊ ခပ်သိမ်းသောတရားတို့
 သည်၊ အနုတ္တာတိ၊ အစိုးမရကုန်ဟူ၍၊ (ထ)၊ ယံကိဋ္ဌိ၊ အလုံးစုံသော၊ သ ရဒယ
 ဓမ္မံ၊ ဖြစ်ခြင်းသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်
 ခြင်းသဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဝိဒိတံ
 ကတွာ၊ သိအပ်သည်ကိုပြု၍၊ တုသယိတွာ၊ နှိုင်းချိန်၍၊ တီရုယိတွာ၊ ရံစမ်း၍၊
 ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူဘံကတွာ၊ ထင်ရှားပြု၍၊ သတောတိ၊ သတော
 ဟူသည်ကား၊ စတုဟိကာရဏေဟိ၊ လေးပါးကုန်သောအကြောင်းတို့ဖြင့်၊
 သတော၊ သတိရှိသည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊ ကာယာနုပဿနာသတိ
 ပဋ္ဌာနံ၊ ကိုယ်ကိုအဖန်တလဲလဲအောင်စေခြင်း တည်းဟူသောသတိပဋ္ဌာန်



ကို၊ ဘယဝေန္တော၊ ပွါးစေလျက်၊ သတော၊ သတိရှိသည်ဖြစ်၍၊ (ပ)၊ သော၊ ထို
 သူကို၊ သတော၊ သတောဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ စရန္တိ၊ စရံဟူသည်ကား၊
 စခန္တော၊ ကျင့်သောသူသည်၊ ဝိယာရန္တော၊ နေသောသူသည်၊ ဣရိယန္တော၊
 ဣရိယာပုဂ္ဂိုလ်ကိုဖြစ်စေသောသူသည်၊ ဝတ္တိတော၊ ကျင့်သောသူသည်၊ ပါ
 ထေန္တော၊ စောင့်သောသူသည်၊ ယပေန္တော၊ မှုသောသူသည်၊ ယာပေန္တော၊ မှု
 စေသောသူသည်၊ ဣတိအယံ၊ ဤသည်သျှင်၊ ယံဝိဒိတွာ၊ သတော၊ စရန္တိ၊ ပဒဿ
 ယံဝိဒိတွာ၊ သတော၊ စရံဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း။ စရေယော
 ကေဝိသတ္တိကန္တိတ္ထေပဒေ၊ စရေယောကေဝိသတ္တိကံဟူသော ဤပုဂ္ဂိုလ်၊
 တဗ္ဗာ၊ တဗ္ဗာကို၊ ဝိသတ္တိကာ၊ ဝိသတ္တိကာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယော
 ရောဂေါ၊ အကြင်တပ်ခြင်းရာဂလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာတပ်
 ခြင်းရာဂလည်းကောင်း၊ (လ)၊ အဘိန္တု၊ အလွန်လိုချင်ခြင်း ရာဂလည်း
 ကောင်း၊ လောတော၊ တပ်ခြင်းရာဂလည်းကောင်း၊ အကုသလမူလံ၊ အကု
 သိုလ်၏တည်ရာဖြစ်သော ရာဂလည်းကောင်း၊ ဝိသတ္တိကာတိ၊ ဝိသတ္တိကာဟူ
 သည်ကား၊ ကေနဋ္ဌေနံ၊ အဘယ်အနက်ကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်
 သနည်း၊ ဝိသတံ၊ ရူပါရုံစသည်တို့၌ပြန့်နှံ့တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိ
 ကာ၊ ဝိသတ္တိကမည်၏၊ ဝိတ္တသာ၊ ပြန့်တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊
 ဝိသတ္တိကမည်၏၊ ဝိသာယာ၊ ရှေ့တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊
 ဝိသတ္တိကမည်၏၊ ဝိသစာ၊ တံသုံးပါး၌နှံ့တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိ
 ကာ၊ ဝိသတ္တိကမည်၏၊ ဝိသတ္တတိ၊ အာရုံ၌ရွေ့တက်၏၊ ဣတိ၊ ထိုကြောင့်၊
 ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝိသံ၊ ဆင်းရဲကို၊ ဟရတိ၊ ဆောင်တတ်၏၊
 ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝိသံဝါဒိကာ၊ ချွတ်ယွင်း
 တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝိသမူလာ၊ ဆင်း
 ရဲစေတတ်သောကံ၏အကြောင်းဖြစ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသ
 တ္တိကမည်၏၊ ဝိသဖယာ၊ ဆင်းရဲသောအကျိုးကိုဖြစ်စေတတ်၏၊ ဣတိ၊ ထို
 ကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝိသပရိဘောဂေါ၊ ရူပါရုံစသော
 ဆင်းရဲခြင်းကိုသုံးဆောင်တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိ
 ကမည်၏၊ ဝါ၊ တနည်းကား၊ ဝိသာယာ၊ ရှေ့တတ်သော၊ သာပနတဗ္ဗာ၊ ထို
 တဗ္ဗာသည်၊ ရူပေ၊ ရူပါရုံ၌၊ ဝိသစာ၊ နှံ့တတ်၏၊ သဗ္ဗေ၊ သဒ္ဓါရုံ၌၊ ဂန္ဓေ၊ ဂန္ဓါရုံ
 ၌၊ ရသေ၊ ရသာရုံ၌၊ ဗောဋ္ဌဗ္ဗေ၊ ဗောဋ္ဌဗ္ဗါရုံ၌၊ ကုလေ၊ အမျိုး၌၊ ဂဏော၊ အပေါင်း
 ၌၊ အာဝါသေ၊ ကျောင်း၌၊ ယာဘော၊ ယာဘ်၌၊ ယသေ၊ အကြံအရုံ၌၊ ပဿံသာ
 ယံ၊ ပြီးမွန်းခြင်း၌၊ သုခေ၊ ချမ်းသာ၌၊ ဝိဝေရေ၊ သင်္ကန်း၌၊ ဝိဗ္ဗုပါတေ၊ ဆွမ်း၌၊

သေဒုဒသနေ၊ အိပ်ရာနေရာ၌၊ ဂိယာနပဋ္ဌယတေသန္တပရိက္ခာရေ၊ သူနာအား
 သျှောက်ပတ်သောဆေး၌၊ ကာမဝေတုယာဝါ၊ ကာမဝေတံ၌လည်းကောင်း၊
 ရူပဝေတုယာဝါ၊ ရူပဝေတံ၌လည်းကောင်း၊ အရူပဝေတုယာဝါ၊ အရူပ
 ဝေတံ၌လည်းကောင်း၊ ကာမဘဝေ၊ ကာမတံ၌လည်းကောင်း၊ ရူပဘဝေ၊
 ရူပတံ၌လည်းကောင်း၊ အရူပဘဝေ၊ အရူပတံ၌လည်းကောင်း၊ သညာဘ
 ဝေ၊ သညာရှိသောတံ၌ လည်းကောင်း၊ အသညာဘဝေ၊ သညာမရှိသော
 တံ၌လည်းကောင်း၊ နေဝသညာနာသညာဘဝေ၊ သညာရှိသည်လည်းမ
 ဟုတ်သညာမရှိသည်လည်းမဟုတ်သောတံ၌လည်းကောင်း၊ ဧကဝေါကာ
 ရဘဝေ၊ တပါးသောခန္ဓာရှိသောတံ၌လည်းကောင်း၊ စတုဝေါကာရဘဝေ၊
 လေးပါးသော ခန္ဓာရှိသောတံ၌ လည်းကောင်း၊ ပဉ္စဝေါကာရဘဝေ၊ ငါး
 ပါးသော ခန္ဓာရှိသောတံ၌ လည်းကောင်း၊ အတိတေ၊ အတိတံ၌ လည်း
 ကောင်း၊ အနာဂတေ၊ အနာဂါတံ၌ လည်းကောင်း၊ ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်၌
 လည်းကောင်း၊ ဒိဋ္ဌသုတရတဝိညာတဗ္ဗေသု မြင်အပ် ကြားအပ်တွေ့အပ်
 သိအပ်ကုန်သော၊ ဓမ္မေသု၊ အာရုံတရားတံ၌၊ ဝိသတာ၊ နှံ့ဟတ်၏၊ ဝိတ္ထ
 တာ၊ ပြန်တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝိသတ္တိ
 ကာ၊ နှံ့ပြန်တတ်သော၊ ထေဠာထောကေတိ၊ ထောကေဟူသည်ကား၊ အပါ
 ယထေကေ၊ အပါယ်တံ၌၊ မနုဿထေကေ၊ လူတံ၌၊ ဒေဝထေကေ၊
 နတ်တံ၌၊ ခန္ဓထေကေ၊ ခန္ဓသောကံ၌၊ ဝေတုထေကေ၊ ဝေတုသောကံ၌၊ အယ
 တနထေကေ၊ အာယတနသောကံ၌၊ တရေထေကေ၊ ဝိသတ္တိကန္တိ၊ တရေ
 ထေကေ၊ ဝိသတ္တိကံဟူသည်ကား၊ ထေကေ၊ ထေကံ၌၊ သာဝိသတ္တိကာ၊
 ထိုအာရုံ၌တစ်သောတဏှာကို၊ ဝါ၊ တနည်းကား၊ ထေကေ၊ သတ္တထေက
 ၌၊ တံဝိသတ္တိကံ ထိုအာရုံ၌တစ်တစ်သောတဏှာကို၊ သတော၊ သတိရှိသော
 သူသည်၊ တရေယျ၊ လွန်ရာ၏၊ ဥတ္တရေယျ၊ အထူးသဖြင့်လွန်ရာ၏၊ ပတရေ
 ယျ၊ အပြားအားဖြင့်လွန်ရာ၏၊ သမတိက္ကမေယျ၊ ကောင်းစွာလွန်ရာ၏၊ ဝိတိ
 ဝတ္တေယျ၊ အထူးသဖြင့်လွန်ရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ တရေထေကေ
 ဝိသတ္တိကန္တိ ပဒဿ၊ တရေထေကေ၊ ဝိသတ္တိကံဟူသော ဤဝန်၏၊ အတ္ထေ၊
 အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကိတ္တယိ
 သာမိတေ ခမ္မံ မေတ္တဂုတိဘဂဝါ၊ ဒိဋ္ဌေဓမ္မေန နိတိယံ၊ ယံဝိဒိတွာသတော
 စရံ၊ ထရေထေကေ၊ ဝိသတ္တိကန္တိ၊ ကိတ္တယိသာမိတေ ခမ္မံ၊ မေတ္တဂုတိဘဂ
 ဝါ၊ ဒိဋ္ဌေဓမ္မေန နိတိယံ၊ ယံဝိဒိတွာသတော စရံ၊ တရေထေကေ၊ ဝိသတ္တိကံ
 ဟူ၍၊ အာဟ၊ ဟောတော်မူ၏။

မဟောသီ၊ ဝိပဿနာသော၊ ဂေယျးဇူးအပေါင်းကို ရှာဖွေထေ့ရှာတော်မူသော
 မြတ်စွာဘုရား၊ တဉ္စ၊ အရှင်ဘုရားဟောတော်မူအပ်ပြီးသော ထိုစကားတော်
 ကိုသည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိနန္ဒာမိ၊ နှစ်သက်ပါ၏၊ ယံဓမ္မံ၊ အကြင်
 တရားတော်ကို၊ ဝိဒိတွာ၊ သိ၍၊ သတော၊ သတိရှိလျက်၊ စရံ၊ ကျင့်သောသူ
 သည်၊ ဝေဝကော၊ သတ္တဝေဝကန္တံ၊ ဝိသတ္တိကံ၊ အာရုံနှံ့တပ်တတ်သောတဏှာ
 ကို၊ တဇေ၊ ထွန်နှိုင်းရာ၏၊ ဥတ္တမံ၊ မြတ်စွာသော၊ တဉ္စဓမ္မံ၊ ထိုတရားတော်ကို
 လည်း၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ တဉ္စဟံ၊ အဘိနန္ဒာမိတိတ္ထေ
 ပဒေ၊ တဉ္စဟံ အဘိနန္ဒာမိဟူသောပုဒ်၌၊ တန္တိ၊ တံဟူသည်ကား၊ တုယံ၊
 အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ ဗျပထံ၊ စကားအကြောင်းကို၊ ဝေ
 သနံ၊ ဟောခြင်းကို၊ အနုသာသနံ၊ ဆုံးမခြင်းကို၊ အနုသိဋ္ဌံ၊ ကမြစ်ခြင်းကို၊
 နန္ဒာမိတိ၊ နန္ဒာမိဟူသည်ကား၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ မောဒါမိ၊
 ဝမ်းမြောက်ပါ၏၊ အနုမောဒါမိ၊ အလွန်ဝမ်းမြောက်ပါ၏၊ ဣစ္ဆာမိ၊ အလိုရှိပါ
 ၏၊ သာဒိယံမိ၊ သာယာပါ၏၊ ယာစာမိ၊ တောင်းပန်ပါ၏၊ ပဋ္ဌယိဿာမိ၊
 တောင့်တပါ၏၊ ဝိဟယာမိ ချစ်ပါ၏၊ အဘိဇပျာမိ၊ အလွန်ထေးငွေ့တပြောဆို
 ပါ၏၊ ဣတံအယံ၊ ဤသည်လျှင်၊ တဉ္စဟံ၊ အဘိနန္ဒာမိတံပဒသ၊ တဉ္စဟံ
 ဘိနန္ဒာမိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မဟောသီဓမ္မရတ္တမန္တိတ္ထေ
 ပဒေ၊ မဟောသီဓမ္မရတ္တမံဟူသောဤပုဒ်၌၊ မဟောသီတိ၊ မဟောသီဟူသည်
 ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဟောသီ၊ မြတ်သောတရားအပေါင်းကို
 ရှာတော်မူ၏၊ မဟန္တံ၊ မြတ်သော၊ သီလက္ခန္ဓံ၊ သီလအရက်၊ ဝေဝိ၊ ရှာတော်မူ
 တတ်၏၊ ဂဝေဝသီ၊ ကျေးဇူးကိုရှာဖွေတတ်၏၊ ပရိယေသီ၊ အခြင်းအရာအား
 ဖြင့်ရှာဖွေတတ်၏၊ ဣတံ၊ ထိုကြောင့်၊ မဟောသီ၊ မဟောသီ မည်တော်မူ၏၊
 မဟန္တံ၊ မြတ်သော၊ သမာဓိက္ခန္ဓံ၊ သမာဓိအရက်၊ မဟန္တံ၊ မြတ်သော၊ ပညာ
 က္ခန္ဓံ၊ ပညာအရက်၊ မဟန္တံ၊ မြတ်သော၊ ဝိမုတ္တိက္ခန္ဓံ၊ အရဟတ္တဖိုလ်အရ
 ကို၊ မဟန္တံ၊ မြတ်သော၊ ဝိမုတ္တိညာဏဒဿနက္ခန္ဓံ၊ အရဟတ္တဖိုလ်၌ဖြစ်
 သောပစ္စဝေက္ခနာညာဏ်အရက်၊ ဝေဝိ၊ ရှာတတ်၏၊ ဂဝေဝသီ၊ ကျေးဇူးကိုရှာ
 ဖွေတတ်၏၊ ပရိယေသီ၊ အခြင်းအရာအားဖြင့်ရှာတတ်၏၊ ဣတံ၊ ထိုကြောင့်၊
 မဟောသီ၊ မဟောသီမည်၏၊ မဟာတော၊ များသော၊ တမောကာယသ၊ အဝိဇ္ဇာ
 အရ၏၊ ဝေဒါထနံ၊ ပျက်ဆီးခြင်းကို၊ ဝေဝိ၊ ရှာဖွေတတ်၏၊ ဂဝေဝသီ၊ ကျေးဇူးကို
 ရှာဖွေတတ်၏၊ ပရိယေသီ၊ အခြင်းအရာအားဖြင့် ရှာဖွေတတ်၏၊ ဣတံ၊ ထို
 ကြောင့်၊ မဟောသီ၊ မဟောသီမည်တော်မူ၏၊ မဟာတော၊ များစွာသော၊ ဝိပလ္လာ
 သဿ၊ ထေးပါးသောဝိပလ္လာသ၏၊ ပဘေဒနံ၊ ပျက်ဆီးခြင်းကို၊ ဝေဝိ၊ ရှာဖွေ



တတ်၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာမှီးတတ်၏။ ပရိယေသသီ၊ အခြင်းအရာအား
 ဖြင့်ရှာမှီးတတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာ
 တော၊ များစွာသော၊ တဏှာသလ္လဿ၊ တဏှာဟူသောပြောင့်ကို၊ အတ္တ၊ ခွဲခွဲ၊
 နှုတ်ခြင်းကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာတတ်၏။ ပရိယေသသီ၊
 အခြင်း အရာအားဖြင့်ရှာတတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မဟေသီ
 မည်တော်မူ၏။ မဟာတော၊ များစွာသော၊ ဒိဋ္ဌိသင်္ဘာတဿ၊ မှားသောအယူ
 အပေါင်းကို၊ ဝိနိဝေဋ္ဌနံ၊ ဖြေဖြောက်ခြင်းကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊
 ကျေးဇူးကိုရှာတတ်၏။ ပရိယေသသီ၊ အခြင်းအရာအားဖြင့်ရှာတတ်၏။ ဣတိ၊
 ထိုကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာတော၊ များစွာသော၊
 မာနဓဇသေ၊ မာန်တည်းဟူသောတံခွန်၏။ ပါဘနံ၊ ချခြင်းကို၊ ဧဝံ၊ ရှာတတ်
 ၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာတတ်၏။ ပရိယေသသီ၊ အခြင်းအရာအားဖြင့်ရှာ
 တတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာတော၊
 များစွာသော၊ အဘိသင်္ခါရဿ၊ အဘိသင်္ခါရသုံးပါး၏။ ဝူပသမံ၊ ငြိမ်းခြင်း
 ကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာတတ်၏။ ပရိယေသသီ၊ အခြင်း
 အရာအားဖြင့်ရှာတတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ
 ၏။ မဟာတော၊ များစွာသော၊ ဩစာဿ၊ လေးပါးသော ဩစာမှန်တ္ထရဏံ၊
 ထုတ်ဖော်ခြင်းကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊ ကျေးဇူးကို ရှာတတ်၏။ ပရိ
 ယေသသီ၊ အခြင်းအရာအားဖြင့်ရှာတတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မ
 ဟေသီမည်တော်မူ၏။ မဟာတော၊ များစွာသော၊ ဘောရဿ၊ ငါးပါးသော
 ခန္ဓာဝန်ကို၊ နိက္ခိပနံ၊ ချခြင်းကို၊ ဧဝံ၊ ရှာမှီးတတ်၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာ
 တတ်၏။ ပရိယေသသီ၊ အခြင်းအရာအားဖြင့် ရှာတတ်၏။ ဣတိ၊ ထိုကြောင့်၊
 မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာတော၊ များစွာသော၊ သံသာရဝဋ္ဌဿ
 သံသာရာဝဋ်ကို၊ ဥပစ္ဆေဒံ၊ ဖြတ်ခြင်းကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊ ကျေးဇူး
 ကို ရှာတတ်၏။ ပရိယေသသီ၊ အခြင်းအရာအားဖြင့် ရှာတတ်၏။ ဣတိ၊ ထို
 ကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာတော၊ များစွာသော၊ သန္တာ
 ပဿ၊ ကိလေသာဟူသောပူပန်ခြင်း၏။ နိဗ္ဗာနံ၊ ငြိမ်းခြင်းကို၊ ဧဝံ၊ ရှာတတ်
 ၏။ ဂဝေဝသီ၊ ကျေးဇူးကို၊ ရှာတတ်၏။ ပရိယေသသီ၊ အခြင်းအရာအားဖြင့်ရှာ
 တတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊ မဟေသီမည်တော်မူ၏။ မဟာတော၊
 များစွာသော၊ ပရိဇ္ဇာဟဿ၊ ကိလေသာဟူသောပူအိုက်ခြင်း၏။ ပရိပဿန္တံ၊
 ကောင်းစွာငြိမ်းခြင်းကို၊ ဧဝံ၊ ရှာတတ်၏။ ဂဝေဝသီ၊ ကျေးဇူးကိုရှာတတ်၏။
 ပရိယေသသီ၊ အခြင်းအရာအားဖြင့်ရှာတတ်၏။ ဣတိ၊ ထိုကြောင့်၊ မဟေသီ၊

မဟောသီမည်တော်မူ၏။ မဟာတော၊ များစွာသော၊ ဓမ္မဓဇာသ၊ စာရားတည်း
ဟူသောတံခွန်ကို၊ ဥာသာပန်၊ သောက်ခြင်းကို၊ ဝေထိ၊ ရှာတတ်၏၊ ဂဝေဝထိ၊
ကျေးဇူးကိုရှာတတ်၏၊ ပရိယေသထိ၊ အခြင်းအရာအားဖြင့်ရှာတတ်၏၊ ဣတိ၊
ထိုကြောင့်၊ မဟောသီ၊ မဟောသီမည်တော်မူ၏။ မဟာန္တေ၊ မြတ်ကုန်သော၊ သ
တိပဋ္ဌာနေ၊ သတိပဋ္ဌာန်တို့ကို၊ မဟာန္တေ၊ မြတ်ကုန်သော၊ သဗ္ဗပ္ပဓာနေ၊ သဗ္ဗပ္ပ
ဓာန်တို့ကို၊ မဟာန္တေ၊ မြတ်ကုန်သော၊ ဣဒ္ဓိပါဒေ၊ ဣဒ္ဓိပါဒ်တို့ကို၊ မဟာန္တေနိ၊
မြတ်ကုန်သော၊ ဣန္ဒြိယာနိ၊ ဣန္ဒြိယတို့ကို၊ မဟာန္တေနိ၊ မြတ်ကုန်သော၊ ဗယာနိ၊
ဗိုလ်တို့ကို၊ မဟာန္တေ မြတ်ကုန်သော၊ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်တို့ကို၊ မဟာန္တေ၊
မြတ်သော၊ အရိယံ၊ ပြုစင်သော၊ အဋ္ဌကိကံ၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂံ၊ မဂ်ကို၊
မဟာန္တေ၊ မြတ်သော၊ ပရမတ္ထံ၊ မြတ်သော အနက်ရှိသော၊ အမတံ၊ သေခြင်း
ကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ဝေထိ၊ ရှာတတ်၏၊ ဂဝေဝထိ၊ ကျေးဇူးကိုရှာတတ်
၏၊ ပရိယေသထိ၊ အထူးသဖြင့် ရှာတတ်၏၊ ဣတိ၊ ထိုကြောင့်၊ မဟောသီ၊
မဟောသီ မည်တော်မူ၏။ ဝါ၊ တနည်းကား၊ မဟောသက္ခေဟိ၊ ကြီးသော
တန်ခိုး ရှိကုန်သော၊ သက္ခေဟိ၊ သက္ခေဟိတို့သည်၊ ကယံဗုဒ္ဓေါ၊ ဘုရားအ
ဘယ်၌ နေတော် မူသနည်း၊ ကယံဘဂဝေါ၊ ဘုန်းတော် ကြီးသော ဘုရား
အဘယ်၌ နေသနည်း၊ ကယံဒေဝဒေဝေါ၊ နတ်တကာတို့ထက် နတ်မြတ်
ဖြစ်သော ဘုရားသည် အဘယ်၌ နေသနည်း၊ ကယံနရာ သဘော၊ ထူတို့
ထက်မြတ်တော် မူသော ဘုရားသည် အဘယ်၌ နေသနည်းဟူ၍၊ ဝေထိ
တော၊ ရှာအပ်၏၊ ဂဝေဝထိတော၊ ကျေးဇူးကို ရှာအပ်၏၊ ပရိယေသထိတော၊
အလွန်ရှာအပ်၏၊ ဣတိ၊ ထိုကြောင့်၊ မဟောသီ၊ မဟောသီ မည်တော်မူ၏။
ဓမ္မရတ္တမန္တိ၊ ဓမ္မရတ္တမံ ဟူသည်ကား၊ အမတံ၊ သေခြင်း ကင်းသော၊
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ဓမ္မရတ္တမံ၊ ဓမ္မရတ္တမဟူ၍၊ ဝုဇ္ဈတိ၊ ဆိုအပ်၏၊ ယောသော၊
အကြင်တရားသည်၊ သဗ္ဗသင်္ခါရသမထော၊ ခပ်ထိမ်းသော သင်္ခါရတို့၏
ငြိမ်းရာဖြစ်၏၊ သဗ္ဗုပဓိပရိနိဿဂ္ဂေါ၊ ခပ်ထိမ်းသော ဥပဓိတို့ကိုစွန့်ရာဖြစ်
၏၊ တဏှက္ခယော၊ တဏှာ၏ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊
နိရောဓော၊ ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာဖြစ်၏၊ ဥတ္တမန္တိ၊
ဥတ္တမံဟူသည်ကား၊ အဂ္ဂံ၊ မြတ်သော၊ သေဋ္ဌံ၊ ငြိမ်းအပ်သော၊ ဝိသေဋ္ဌံ၊ အ
ထူးသဖြင့်ငြိမ်းအပ်သော၊ ပါမောက္ခံ၊ အကြီးဖြစ်သော၊ ဥတ္တမံ၊ မြတ်
သော၊ ဝရံ၊ အထွန်မြတ်သော၊ ဓမ္မံ၊ တရားကို၊ ဣတိအယံ၊ ဤသည်လျှင်၊
မဟောသီဓမ္မရတ္တမန္တိပုဒေသာ၊ မဟောသီဓမ္မရတ္တမံဟူသောပုဒ်၏၊ အတ္ထော၊
အနက်တည်း၊ ယံဝိဒိတွာသတောစရန္တိ၊ ယံဝိဒိတွာသတော စရံဟူသည်

ကား၊ ယံ၊ အကြင်တရားကို၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊ တုလယိ
ဟွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံက
တွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော သင်္ခါရတရားတို့
သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊
တုလယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊
ဝိဘူတံကတွာ၊ ထင်ရှားသည်ကိုပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော
သင်္ခါရတရားတို့သည်၊ နုတ္တာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ သဗ္ဗေဓမ္မာ ခပ်သိမ်းကုန်
သောတရားတို့သည်၊ အနတ္တာတိ၊ အစိုးမရကုန်ဟူ၍၊ (ထ)၊ ယံကိဉ္စိ၊ အလုံးစုံ
သော၊ သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအ
လုံးစုံသောဖြစ်ခြင်းသဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘော
ရှိ၏ဟူ၍၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊ တုလယိတွာ၊ နှိုင်းချိန်၍၊ တိ
ရယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံကတွာ၊ ထင်ရှားသည်
ကိုပြု၍၊ သတောတိ၊ သတောဟူသည်ကား၊ စတုဟံကာ၊ ထေဟိ၊ လေး
ပါးကုန်သော အကြောင်းတို့ဖြင့်၊ သတော၊ သတိရှိသည်ဖြစ်၍၊ ကာယေ၊
ကိုယ်၌၊ ကာယာနူပဿနာသတိပဋ္ဌာန်၊ ကိုယ်ကိုအဖန်တလဲလဲအောက်မေ့
သောသတိပဋ္ဌာန်ကို၊ ဘာဝဇန္တော၊ ပွားစေထျက်၊ သတော၊ သတိရှိသည်
ဖြစ်၍၊ ဝိဇ္ဇေ၊ ဝိဘိန္ဒု၊ ဝိတ္တာနူပဿနာ၊ စိတ်ကိုအဖန်တလဲလဲရှုခြင်းကို၊ ဝေဒ
နာသု၊ ဝေဒနာတိန္ဒု၊ ဝေဒနာနူပဿနာ၊ ဝေဒနာကို အဖန်တလဲလဲရှုခြင်းကို၊
ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနူပဿနာသတိပဋ္ဌာန်၊ တရားကိုအဖန်တလဲလဲ
အောက်မေ့ခြင်းသတိပဋ္ဌာန်ကို၊ ဘာဝဇန္တော၊ ပွားစေထျက်၊ သတော၊ သတိ
ရှိသည်ဖြစ်၍၊ (ပ)၊ သော၊ ထိုသူကို၊ သတော၊ သတောဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
၏၊ စရန္တိ၊ စရံဟူသည်ကား၊ စရန္တော၊ ကျင့်သောသူသည်၊ ဝိဟရန္တော၊
နေသောသူသည်၊ ဣရိယန္တော၊ ဣရိယာပုဂ္ဂိုလ်ကို ဖြစ်စေသောသူသည်၊ ဝေတ္တ
န္တော၊ ကျင့်သောသူသည်၊ ပါဏေန္တော၊ စောင့်သောသူသည်၊ ယပေန္တော၊
မျှသောသူသည်၊ ယာပေန္တော၊ မျှစေသောသူသည်၊ ဣတိအယံ၊ ဤသည်
လျှင်၊ ယံဝိဒိတွာသတော၊ စရန္တိ၊ ပဒဿ၊ ယံဝိဒိတွာသတောစရံဟူသောပုဂ္ဂ
၏၊ အတ္ထော၊ အနက်တည်း။ ဟရေထောကေဝိသတ္တိကန္တိတ္ထေပဒေ၊ တရေ
ထောကေဝိသတ္တိကံဟူသောဤပုဂ္ဂိုလ်၊ တဏှာ၊ တဏှာကို၊ ဝိသတ္တိကာ၊ ဝိသ
တ္တိကာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တပ်ခြင်းတဏှာလည်း
ကောင်း၊ သာရာဂေါ၊ ပြင်းစွာ တပ်ခြင်းတဏှာ လည်းကောင်း၊ (ပ)၊ အတိ
ဇ္ဈာ၊ အလွန်ထိုချင်ခြင်းတဏှာလည်းကောင်း၊ လောဘော၊ တပ်ခြင်းတဏှာ



လည်းကောင်း၊ အကုသလမူဝံ၊ အကုသိုဝ်၏ တည်ရာလည်းကောင်း၊ ဝိသတ္တိကာဘိ၊ ဝိသတ္တိဟူသည့်ကား၊ ကေနဋ္ဌေန၊ အဘယ်အနက်ကြောင့်၊ ဝိသတ္တိကား၊ ဝိသတ္တိကမည်သနည်း၊ (လ)၊ ဝိသဇ္ဇာ၊ အာရုံ၌နဲ့ တတ်၏၊ ဝိတ္တတာ၊ အာရုံ၌ဖြန့်တတ်၏၊ အု ဟိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကမည်၏၊ ဝေဝေကေဟိ၊ ဝေဝေကေဟူသည့်ကား၊ အပါယဝေဝေကေ၊ အပါယ်ထုံ၌၊ (လ)၊ အာယတနဝေဝေကေ၊ အာယတနဝေဝေကန္တံ၊ တရေလောကေဝိသတ္တိကန္တိ၊ တရေလောကေဝိသတ္တိကံဟူသည့်ကား၊ ဝေဝေကေ၊ သတ္တလောကန္တံ၊ သာဝိသတ္တိကာပါ၊ သို့တပ်ခြင်းတဏှာကိုလည်းကောင်း၊ ဝေဝေကေ၊ သတ္တလောကန္တံ၊ တံဝိသတ္တိကံဝါ၊ ထိုတပ်ခြင်းတဏှာလည်းကောင်း၊ သကော၊ သတိရှိသည်ဖြစ်၍၊ တရေယျ၊ ထွန်ရာ၏၊ ဥတ္တရေယျ၊ သောတာပတ္တိမဂ်ဖြင့်ထွန်ရာ၏၊ ပတရေယျ၊ သကဒါဂါမ်မဂ်ဖြင့်ထွန်ရာ၏၊ သမတ်တ္တမေယျ၊ အနဝေါမိမဂ်ဖြင့်ထွန်ရာ၏၊ ဝိဘိဝတ္တေယျ၊ အရဟတ္တမဂ်ဖြင့်ထွန်ရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ တရေလောကေဝိသတ္တိကန္တိ ပဒဿ၊ တရေလောကေဝိသတ္တိကံဟူသည့်ကား၊ သာဝုန်၏၊ အညော၊ အနက်တည်း၊ ဧတေန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ သို့မေတ္တဂုဏ်သုတ္တံသည်၊ တဉ္စာဟံအဘိနန္ဒာမိမဟေသိဓမ္မရတ္တံပံဝိဒိတ္တာ သတောစရံတရေလောကေဝိသတ္တိကန္တိ၊ တဉ္စာဟံအဘိနန္ဒာမိမဟေသိဓမ္မရတ္တံပံဝိဒိတ္တာသတောစရံတရေလောကေဝိသတ္တိကံဟူ၍၊ အာဟ၊ သျှောက်ပြီ။

မေတ္တဂု၊ မေတ္တဂုဏ်သုတ္တံ၊ တံ၊ သင်သည်၊ ယံကိဉ္စိ၊ အထုံးရုံသောတရားကို သဉ္စာနာသိ ကောင်းစွာသိပြီ၊ ဥဒ္ဓံစ၊ အနာဂတ်၌၎င်း၊ အဝေဝေ၊ အတိတ်လည်းကောင်း၊ တိရိယံ၊ ဝါမိမတ္တေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ ဧတေသု၊ ထိုဥဒ္ဓံအစရှိသည်ကို၌၊ နန္ဒိစ၊ တဏှာကိုလည်းကောင်း၊ နိဝေသနဉ္စ၊ ဒိဋ္ဌိကိုလည်းကောင်း၊ ဝိညာဏဉ္စ၊ အဘိသင်္ခါရကိုလည်းကောင်း၊ ပနုဇ္ဇ၊ ပယ်လော၊ ပနုဇ္ဇ၊ ပယ်၍၊ ဘဝေ၊ တဝန်ပါး၌၊ နတိဋ္ဌေ၊ မတည်ရာ၊ ယံကိဉ္စိသဉ္စာနာသိတိ၊ ယံကိဉ္စိသဉ္စာနာသိဟူသည့်ကား၊ တံ၊ သင်သည်၊ ယံကိဉ္စိ၊ အထုံးရုံသောတရားကို၊ သဉ္စာနာသိ၊ အပြားအားဖြင့်သိပြီ၊ အာဇာနာသိ၊ အာရုံဖြင့်သိပြီ၊ ဝိဇာနာသိ၊ အထူးအားဖြင့်သိပြီ၊ ပဋိဝိဇ္ဇာသိ၊ ထိုးထွင်း၍သိပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ ယံကိဉ္စိသဉ္စာနာသိတိပဒဿ၊ ယံကိဉ္စိသဉ္စာနာသိဟူသောပုဂ္ဂိုလ်၏၊ အညော၊ အနက်တည်း၊ မေတ္တဂုတိ၊ မေတ္တဂုဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ တံဗြာဟ္မဏံ၊ ထိုဗြာဟ္မဏ်ကို၊ နာမေန၊ အမည်အားဖြင့်၊ အာယတိ၊ ခေါ်တော်မူ၏၊ ဘဂဝါတိတေံ၊ ဘဂဝါဟူသောဤအမည်တော်သည်၊ ဂါရ

ဝါဒီဝစနံ၊ အရိအသေခေါ်သော အမည်တော်တည်း(ပ)၊ ယဒိဒံဘယဝါဒီ
 နာမ်၊ အကြင်ဘဂဝါဟူသော အမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံနာမ်၊ ထို
 အမည်တော်သည်၊ သတ္ထိ၊ က၊ မျက်မှောက်ပြုအပ်သော၊ ပညတ္ထိ၊ နာမပညတ်
 တော်တည်း၊ ဣတိ၊ ဤသည်လျှင်၊ မေတ္ထဂုတ်ဘဂဝါတ်ပဒသ၊ မေတ္ထဂုတ်
 ဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဥဒ္ဓံအခေတ်ရိယံဝါဒီမဇ္ဈေ
 တိတ္ထေပဒေ၊ ဥဒ္ဓံ အခေတ်ရိယံဝါဒီမဇ္ဈေဟူသောဤပုဒ်၌၊ အနာဂတံ၊ အနာ
 ဂတံကို၊ ဥဒ္ဓံ၊ အထက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ အတိတံ၊ အတိတံကို၊ အ
 ခေတ်၊ အောက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ကို၊ တံရိယံဝါဒီ
 မဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ဒေဝထောကော၊ နတ်ပြည်
 ကို၊ ဥဒ္ဓံတိ၊ အထက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ နိရိယထောကော၊ ရဲပြည်
 ကို၊ အခေတ်၊ အောက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ မနုဿထောကော၊ လူ
 ပြည်ကို၊ တံရိယံဝါဒီမဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊
 ကုသလဓမ္မော၊ ကုသိုလ်တရားတို့ကို၊ ဥဒ္ဓံတိ၊ အထက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်
 ကုန်၏၊ အကုသလဓမ္မော၊ အကုသိုလ် တရားတို့ကို၊ အခေတ်၊ အောက်
 ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်ကုန်၏၊ အဗျာကတဓမ္မော၊ အဗျာကတ တရားတို့ကို၊
 တံရိယံဝါဒီ မဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်ကုန်၏၊ အဂ္ဂပ
 ဓာဝု၊ အဂ္ဂပဓာတ်ကို၊ ဥဒ္ဓံတိ၊ အထက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ကာမဝေ
 တု၊ ကာမဝေတ်ကို၊ အခေတ်၊ အောက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ရူပဝေ
 တု၊ ရူပဝေတ်ကို၊ တံရိယံဝါဒီ မဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဂုဇ္ဈတိ၊ ဆို
 အပ်၏၊ သုခါဝေဒနာ၊ ချမ်းသာကို ခံစားခြင်းကို၊ ဥဒ္ဓံတိ၊ အထက်ဟူ၍၊
 ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ဒုက္ခာဝေဒနာ၊ ဆင်းရဲကို ခံစားခြင်းကို၊ အခေတ်၊
 အောက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ အဒုက္ခမသုခါဝေဒနာ၊ ဆင်းရဲချမ်းသာကို
 လျစ်လျူရှုခြင်း ဥပေက္ခာကို ခံစားခြင်းကို၊ တံရိယံဝါဒီ မဇ္ဈေတိ၊ ဖိယာအ
 ထယဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ဝါဒတလော၊ ခြေဘဝါးပြင်၌၊ ဥဒ္ဓံ၊ အထက်ကို၊
 ဥဒ္ဓံတိ၊ အထက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ကောသမတ္ထကာ၊ ဆံဖျား၌၊ အခေတ်၊
 အောက်ကို၊ အခေတ်၊ အောက်ဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ဝေမဇ္ဈေ၊ အထယ်
 ကို၊ တံရိယံဝါဒီမဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဂုဇ္ဈတိ၊ ဆိုအပ်၏၊ ဣတိအယံ၊
 ဤသည်လျှင်၊ ဥဒ္ဓံအခေတ်တံရိယံဝါဒီမဇ္ဈေတိပဒသ၊ ဥဒ္ဓံအခေတ်တံ
 ရိယံဝါဒီ မဇ္ဈေဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧတေသုနန္ဒိဉ္စဝေ
 သဉ္စ၊ ပုဂ္ဂိုလ်ချင်းတော်တော်ဝေဒနာတိဋ္ဌေတိတ္ထေပဒေ၊ ဧတေသုနန္ဒိဉ္စိဉ္စဝေသဉ္စပုဂ္ဂ
 ဝိညာတံဘဝေဒနာတိဋ္ဌေဟူသောဤပုဒ်၌၊ ဧတေသုတိ၊ ဧတေသုဟူသည့်ကား။

☰

အာစိက္ခိတံတေသု၊ ကြားအင်ကုန်ပြီးသော၊ ဒေသိတေသု၊ ဟောအင်ကုန်ပြီး
သော၊ ပညပိတေသု၊ သိစေအင်ကုန်ပြီးသော၊ ပဋ္ဌပိတေသု၊ ထားအင်ကုန်
ပြီးသော၊ ဝိဝေရေသု၊ ဖွင့်အင်ကုန်ပြီးသော၊ ဝိဘံက္ကေသု၊ ဧဝံဘန်အင်ကုန်ပြီး
သော၊ ဥတ္တာနိကတေသု၊ ပေါစွာပြုအင်ကုန်ပြီးသော၊ ပကာသိတေသု၊ ထင်
ရှားပြုအင်ကုန်ပြီးသော၊ ဥဒ္ဓံအစရှိသောတရားတို့၌၊ တဏှာ၊ တံဏှာံကို၊ နန္ဒီ၊
နန္ဒီဟူ၍၊ ဝုပ္ပတိ၊ ဆိုအင်၏၊ ယောရာဂေါ၊ အကြင်တစ်ခြင်းတဏှာလည်း
ကောင်း၊ သာရာဂေါ၊ ပြင်းစွာတစ်ခြင်းတဏှာလည်းကောင်း၊ (ပ)၊ အဘိဇ္ဈာ၊
အလွန်လိုချင်ခြင်းတဏှာ လည်းကောင်း၊ ထောစော၊ တပ်ခြင်းတဏှာ
လည်းကောင်း၊ အကုသလမူလံ၊ အကုသသိုလ်၏တည်ရာဖြစ်သောတဏှာ
လည်းကောင်း၊ နိဝေသနန္တိ၊ နိဝေသနံဟူသည်ကား၊ တဏှာနိဝေသနာစ၊
တဏှာဟူသောနှလုံးသွင်းခြင်းလည်းကောင်း၊ ဒိဋ္ဌိနိဝေသနာစ၊ ဒိဋ္ဌိဟူသော
နှလုံးသွင်းခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ နိဝေသနာ၊ နှလုံးသွင်းခြင်းတို့
သည်၊ ဧစ္စ၊ နှစ်ပါးတို့တည်း၊ ကတမာ၊ အဘယ်သည်လျှင်၊ တဏှာနိဝေသနာ
တဏှာဟူသောနှလုံးသွင်းခြင်းမည်သနည်း၊ ယဒဝတံ၊ အကြင်မှလောကံ၊
တဏှာသင်္ခါတေန၊ တဏှာဟူသောချွေဝွင်ခြင်းဖြင့်၊ (ပ)၊ အယံ၊ ဤသည်
လျှင်၊ တဏှာနိဝေသနာ၊ တဏှာဟူသောနှလုံးသွင်းခြင်းမည်၏၊ ကတမာ၊
အဘယ်သည်လျှင်၊ ဒိဋ္ဌိနိဝေသနာ၊ ဒိဋ္ဌိဟူသောနှလုံးသွင်းခြင်းမည်သနည်း၊
ဝိသတိဝတ္ထုကော၊ နှစ်ဆယ်သောဝတ္ထုရှိသော၊ သက္ကာယဒိဋ္ဌိ၊ ထင်ရှား
သော ခန္ဓာငါးပါး အပေါင်း၌ ကိုယ်ဟုယူခြင်း သက္ကာယ ဒိဋ္ဌိလည်း
ကောင်း၊ (ပ)၊ အယံ၊ ဤသည်လျှင်၊ ဒိဋ္ဌိနိဝေသနာ၊ ဒိဋ္ဌိဟူသောနှလုံးသွင်း
ခြင်းမည်၏၊ ပနုဇ္ဈဝိညာဏန္တိ၊ ပနုဇ္ဈဝိညာဏံဟူသည်ကား၊ ပုညာဘိသင်္ခါ၊ ဂရ
သဟဂတံ၊ ကာမရူပကုသိုလ်စေတနာနှင့် ကက္ခဖြစ်သော၊ ဝိညာဏံ၊
ဝိညာဉ်လည်းကောင်း၊ အပုညာဘိသင်္ခါ၊ ဂရသဟဂတံ၊ အကုသိုလ်စေတနာ
နှင့်ကက္ခဖြစ်သော၊ ဝိညာဏံ၊ ဝိညာဉ်လည်းကောင်း၊ အေနေဉ္စာဘိသင်္ခါ၊ ဂရ
သဟဂတံ၊ အရူပကုသိုလ်စေတနာနှင့်ကက္ခဖြစ်သော၊ ဝိညာဏံ၊ ဝိညာဉ်
လည်းကောင်း၊ ဧဟေသု၊ ထိုဥဒ္ဓံအစရှိသည်တို့၌၊ နန္ဒီဉ္စ၊ တဏှာကိုလည်း
ကောင်း၊ နိဝေသနန္တိ၊ ဒိဋ္ဌိကိုလည်းကောင်း၊ အဘိသင်္ခါ၊ ဂရသဟဂတံ၊ အဘိ
သင်္ခါ ဂရစေတနာနှင့်ကက္ခဖြစ်သော၊ ဝိညာဏန္တိ၊ ဝိညာဉ်ကိုလည်းကောင်း၊
နုဇ္ဈ၊ ပယ်စေသ၊ ပနုဇ္ဈ၊ အပြားအားဖြင့်ပယ်စေသ၊ နုဇ၊ နှုတ်စေသ၊ ပနုဇ၊ အပြား
အားဖြင့်နှုတ်စေသ၊ ဇဟ၊ စွန့်လေး၊ ပဇဟ၊ အပြားအားဖြင့်စွန့်လေး၊ ဝိနေဝံဒေ
ဖိ၊ ဖြောက်လော၊ ဗျန္တိ၊ ကရောဟိ၊ ကင်းသည်ကိုပြုစေသ၊ အနဘာဝံ၊ တပန်မ

ဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေလော့။ ဣတိအယံ၊ ဤသည်လျှင်၊ ဧတေသု
 နန္ဒိဗ္ဗနိဝသနဗ္ဗပနုဇ္ဇဝိညာဏံတိပဒဿ၊ ဧတေသုနန္ဒိဗ္ဗနိဝေသဗ္ဗပနုဇ္ဇဝိညာ
 ဏံဟူသောပုဂ္ဂိုလ်၊ အတ္တော၊ အနက်တည်း၊ ဘဝေနတိဋ္ဌေတိဋ္ဌေပဒေ၊ ဘဝ
 နတိဋ္ဌေဟူသောဤပုဂ္ဂိုလ်၊ ဘဝါတိ၊ ဘဝါဟူသည်ကား၊ ကမ္မဘဝေါ၊ ကမ္မဝင်္ဂ
 ထည်းကောင်း၊ ပရိသန္ဓိကော၊ ပရိသန္ဓေဟုဆိုအပ်သော၊ ပုန ဗ္ဗ ဝေါ၊ ဝိပါ
 ကဝင်္ဂီထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဘဝါ၊ ဘဝတို့သည်၊ နေ၊ နှစ်ပါးတို့တည်း
 ကတမော၊ အဘယ်သည်လျှင်၊ ကမ္မဘဝေါ၊ ကမ္မဝင်္ဂီမည်နည်း၊ ပုညာတိ
 သင်္ခါ၊ ဧရာ၊ ကာမဗ္ဗပစေတနာလည်းကောင်း၊ အပုညာတိသင်္ခါ၊ ဧရာ၊ အကု
 သိုလ်စေတနာလည်းကောင်း၊ အာနေညာတိသင်္ခါ၊ ဧရာ၊ အဗ္ဗပကုသိုလ်စေတ
 နာလည်းကောင်း၊ အသိ၊ ဤသည်ကား၊ ကမ္မဘဝေါ၊ ကမ္မဝင်္ဂီမည်၏၊ ကတ
 မော၊ အဘယ်သည်လျှင်၊ ပရိသန္ဓိကော၊ ပရိသန္ဓေဟုဆိုအပ်သော၊ ပုန ဗ္ဗ ဝေါ
 ဝိပါကဝင်္ဂီမည်သနည်း၊ ပရိသန္ဓိကော၊ ပရိသန္ဓေကိုဖြစ်စေတတ်သော၊ ရှပ်၊
 ရှင်ထည်းကောင်း၊ ဝေဒနာ၊ ဝေဒနာလည်းကောင်း၊ သညာ၊ သညာလည်း
 ကောင်း၊ သင်္ခါ၊ သင်္ခါ၊ သင်္ခါ၊ သင်္ခါလည်းကောင်း၊ ဝိညာဏံ၊ ဝိညာဏ်လည်း
 ကောင်း၊ အယံ၊ ဤသည်ကား၊ ပရိသန္ဓိကော၊ ပရိသန္ဓေဟုဆိုအပ်သော၊
 ပုန ဗ္ဗ ဝေါ၊ ဝိပါကဝင်္ဂီမည်၏၊ ဘဝေနတိဋ္ဌေတိ၊ ဘဝေနတိဋ္ဌေဟူသည်ကား၊
 နန္ဒိဗ္ဗ၊ တဏှာကိုထည်းကောင်း၊ နိဝေသနဗ္ဗ၊ နိဗ္ဗိကိုထည်းကောင်း၊ အတိ
 သင်္ခါ၊ ဧရာ၊ ကဝင်္ဂီ၊ အတိသင်္ခါ၊ ရှင်တကွဖြစ်သော၊ ဝိညာဏဗ္ဗ၊ ဝိညာဏ်ကို
 ထည်းကောင်း၊ ကမ္မဘဝေါ၊ ကမ္မဝင်္ဂီကိုထည်းကောင်း၊ ပရိသန္ဓိကံ၊ ပရိသန္ဓေ
 ဟုဆိုအပ်သော၊ ပုန ဗ္ဗ ဝေါ၊ ဝိပါကဝင်္ဂီကိုထည်းကောင်း၊ ပဗဟုန္တော၊ စွန့်
 သောသူသည်၊ ဝိနောဒေန္တော၊ သောတာပတ္တိမဂ်ဖြင့်ဖြောင့်သောသူသည်
 ဗျန္တိကရာန္တော၊ သကဒါဂါမိမဂ်ဖြင့်ကင်းခြင်းကိုပြုသော သူသည်၊ အန
 ဘာဝံဂမေန္တော၊ အနာဂါမိမဂ်ဖြင့်တဖန်မဖြစ်ခြင်းသို့ ရောက်စေသောသူ
 သည်၊ ကမ္မဘဝေါ၊ ကမ္မဘဝင်္ဂီ၊ နတိဋ္ဌေယျ၊ မတည်ရာ၊ ပရိသန္ဓိကော၊ ပရိသန္ဓေ
 ဟုဆိုအပ်သော၊ ပုန ဗ္ဗ ဝေါ၊ ပုန ဗ္ဗ ဝင်္ဂီ၊ နတိဋ္ဌေယျ၊ မတည်ရာ၊ နသန္တိဋ္ဌေယျ
 ကောင်းစွာမတည်ရာ၊ ဣတိအယံ၊ ဤသည်လျှင်၊ ပနုဇ္ဇဝိညာဏံဘဝေနတိ
 ဋ္ဌေတိပဒဿ၊ ပနုဇ္ဇဝိညာဏံဘဝေနတိဋ္ဌေဟူသောပုဂ္ဂိုလ်၊ အတ္တော၊ အနက်
 တည်း၊ ဧတေန၊ ထိုကြောင့်၊ ထဝေါ၊ မြတ်စွာထုရားသည်၊ ယံကိဗ္ဗိသဗ္ဗာနာသိ၊
 မေတ္တဂုတိဘဂဝါ၊ ဥဒ္ဓံအခေတိရိယံဝါပိမဇ္ဈေ၊ ဧတေသုနန္ဒိဗ္ဗနိဝေသဗ္ဗ
 ပနုဇ္ဇဝိညာဏံဘဝေနတိဋ္ဌေတိ၊ ယံကိဗ္ဗိသဗ္ဗာနာသိ၊ မေတ္တဂုတိဘဂဝါ၊ ဥဒ္ဓံ
 အခေတိရိယံဝါပိမဇ္ဈေ၊ ဧတေသုနန္ဒိဗ္ဗနိဝေသနဗ္ဗ၊ ပနုဇ္ဇဝိညာဏံဘဝေန

တိဋ္ဌေဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

(၁) ဇေဝိဟာရိ၊ ဤသို့နေထေ့ရှိသော၊ သတော၊ သတိရှိသည်ဖြစ်၍၊ အပ္ပမေတ္တာ၊ မစေ့မသာယာသည်ဖြစ်၍၊ စရံ၊ ကျင့်သော၊ ကိတ္တု၊ ရဟန်းသည်၊ မမာယိတာနိ၊ မြတ်နိုးအပ်ကုန်သော တဏှာဒိဋ္ဌိကို၊ ဟိတ္တဝါ၊ စွန့်၍၊ ဣဝေ၊ ဤသို့သာ တော်၌ သာယျာ၊ ဇာတ်စ၊ ပဋိသန္ဓေ နေခြင်းကို ထည်းကောင်း၊ ဇရုဉ္ဇ၊ အိုခြင်းကို ထည်းကောင်း၊ သောကပရိဒ္ဓဝဉ္ဇ၊ စိုးရိမ်ခြင်း၊ ပိန္နဲကြွေးခြင်း ကိုထည်းကောင်း၊ ဝိစ္စါသိ၍၊ ဒုက္ခံ၊ ဆင်းရဲကို၊ ပဗေဟယျ၊ စွန့်နုဏ်။ ။ ဇေဝိဟာရိ သတောအပ္ပမေတ္တာတိ ဣပ္ပပဒေ၊ ဇေဝိဟာရိ သတောအပ္ပမေတ္တာဟူသော ဤပုဒ်၌၊ ဇေဝိဟာရိတိ၊ ဇေဝိဟာရိ ဟူသည်ကား၊ နန္ဒိဉ္ဇ၊ တဏှာကို ထည်းကောင်း၊ နိဝေသနဉ္ဇ၊ ဒိဋ္ဌိကိုထည်းကောင်း၊ အဘိသင်္ခါ၊ သဟဂတဝိညာဏဉ္ဇ၊ အဘိသင်္ခါမစေတနာနှင့်တကွ သောဝိညာဉ်ကိုထည်းကောင်း၊ ကမ္မဘဝဉ္ဇ၊ ကမ္မဘဝကိုထည်းကောင်း၊ ပဋိသန္ဓိကံ၊ ပဋိသန္ဓေဟုဆိုအပ်သော၊ ပုနတ္တဝဉ္ဇ၊ ပုနတ္တကိုထည်းကောင်း၊ ပဗေဟန္တော၊ အပြားအားဖြင့်စွန့်၍၊ ဝိနောဒေန္တော၊ ပျောက်၍၊ ဗျန္တိ၊ ကရောတော၊ ကင်းသည့်ကိုပြု၍၊ အနဘာဝံဂတော၊ တပန်မဖြစ်ခြင်းသို့ရောက်စေသည်ဖြစ်၍နေထေ့ရှိသော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇေဝိဟာရိတိပဒသ၊ ဇေဝိဟာရိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သတောတိ၊ သတောဟူသည်ကား၊ စတုဟိ၊ ထေးပါးကုန်သော၊ ကာရုဏေဟိ၊ အကြောင်းတို့ဖြင့်၊ သတော၊ သတိရှိသည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊ ကာယနူပဝ၊ နာသတိပဋ္ဌာနာ၊ ကိုယ်ကို အဖန်တလဲလဲရှုခြင်း တည်းဟူသော သတိပဋ္ဌာန်ကို၊ ဘာဝန္တော၊ ပွားစေသော၊ (၁)၊ သော၊ ထိုသူကို၊ သတော၊ သတိရှိသောသူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အပ္ပမေတ္တာတိ၊ အပ္ပမေတ္တာဟူသည်ကား၊ သတ္တတ္တကောရိ၊ ကုသိုလ်တရားတို့၌အရိ အသေပြုထေ့ရှိသည်ဖြစ်၍၊ သမတတ္တကောရိ၊ မြတ်သောအဖြစ်ကိုပြုထေ့ရှိသည်ဖြစ်၍၊ မြီတကောရိ၊ မြီတည်ကြည်စွာပြုထေ့ရှိသည်ဖြစ်၍၊ အနောယိနုဋ္ဌတ္တိကော၊ မတွန့်မယုတ်သော ပြန်ပွားသောသတောရှိသည်ဖြစ်၍၊ အနိက္ခိတ္တဆန္ဒော၊ ကုသိုလ်ကိုပြုခြင်း၌ မချသောဆန္ဒရှိသည်ဖြစ်၍၊ ကုသသေသု၊ ကုသိုလ်ဖြင့်ကုန်သော၊ မဇ္ဇေယျ၊ တရားတို့၌၊ အနိက္ခိတ္တရုံရော၊ မချသော မြီမြီသောဝိရိယရှိသည်ဖြစ်၍၊ အပ္ပမေတ္တာ၊ မစေ့မထေ့သော သတိရှိသည်ဖြစ်၍၊ ကထံ၊ အဘယ်သို့လျှင်၊ အဟံ၊ ငါသည်၊ အပရိပူရံ၊ မဖြည့်မသေးသော၊ သီလက္ခန္ဓံ၊ သီလ ကျေးဇူးအပေါင်းကို ထည်း၊ ပရိပူရံ၊ ဖြည့်ရပါအံ့နည်း၊ ပရိပူရံ၊ ဖြည့်ပြီးသော၊ သီလက္ခန္ဓံ၊ ။



ထိလကေးဇူးအပေါင်ကိုးလည်း၊ တတ္ထကဉ္စ၊ ထိုထိုသို့သောကုသိုလ်ခမ္မတို့
 နှ့၊ ပညာယ၊ ပညာဖြင့်၊ အနုဂ္ဂဇေယျဿ၊ စုံစမ်းဆင်ခြင်မှုအနည်း၊ ဣတိ၊ ဤသို့၊
 အနိက္ခိတ္တရုရော၊ မချသော ဝီရိယတည်းဟူသော ဝန်ရှိသည်ဖြစ်၍၊ တတ္ထ၊
 ထိုကုသိုလ်ခမ္မတို့၊ သောဆန္ဒာစ၊ အကြင်ပြုခြင်းငှါ အလိုရှိသော ခမ္မအနွ
 လည်းကောင်း၊ ဝါယာမောစ၊ လုံ့လပြုခြင်းလည်းကောင်း၊ ဥယျာဟောစ၊
 အားထုတ်ခြင်းလည်းကောင်း၊ ဥသေပဉ္စိစ၊ အလွန်အားထုတ်ခြင်းလည်း
 ကောင်း၊ အပ္ပမဒ္ဓိဝါနိစ၊ မဆုတ်မနစ်သော လုံ့လလည်းကောင်း၊ သတိစ၊
 အောက်မေ့ခြင်းသတိလည်းကောင်း၊ သမ္ပဇညဉ္စ၊ ကောင်းစွာ ဆင်ခြင်တတ်
 သောပညာလည်းကောင်း၊ အာတပ္ပ၊ ကိလေသာကို ပူပန်စေတတ်သောဝီရိ
 ယလည်းကောင်း၊ ပဝေခံ၊ ပြဋ္ဌာန်းသောမြတ်သောဝီရိယလည်းကောင်း၊ အဓိ
 ဋ္ဌာနံ၊ ကုသိုလ်ပြုခြင်း၌ ဆောက်တည် ခြင်းလည်းကောင်း၊ အနုယောဂေါ၊
 အဖန်တလဲလဲယှဉ်ခြင်းလည်းကောင်း၊ ကုသလေသုခဓမ္မသု၊ ကုသိုလ်ခမ္မ
 တို့၌၊ အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ကထံ၊ အတယ်
 သို့လျှင်၊ အဟံ၊ ငါ့အည်၊ အပ္ပရိပူရံ၊ မဖြည့်ရသေးသော၊ သမာဓိက္ခန္ဓံ၊ သ
 မာဓိအပေါင်းကိုလည်း၊ ပညာက္ခန္ဓံ၊ ပညာအပေါင်းကိုလည်း၊ ဝိရတ္တိက္ခန္ဓံ
 ဝါ၊ အရဟတ္တဖိုလ်ကေးဇူးကိုလည်း၊ ဝိရတ္တိညာဏဒဿနက္ခန္ဓံ၊ အရဟ
 တ္တဖိုလ်ညာဏ်အမြင် အပေါင်းကိုလည်း၊ ပရိပူရဓယျံ၊ ဖြည့်ရအံ့နည်း၊ ပရိပူ
 ရံ၊ ဖြည့်ပြီးသော၊ ဝိရတ္တိညာဏဒဿနက္ခန္ဓံ၊ အရဟတ္တဖိုလ်ညာဏ်အမြင်
 အပေါင်းကိုလည်း၊ တတ္ထကဉ္စ၊ ထိုထိုသို့သောကုသိုလ်ခမ္မတို့၌၊ ပညာယ၊
 ပညာဖြင့်၊ အနုဂ္ဂဇေယျဿ၊ စုံစမ်းဆင်ခြင်မှုအနည်း၊ ဣတိ၊ ဤသို့၊ အနိက္ခိတ္တ
 ရုရော၊ မချသော ဝီရိယတည်းဟူသော ဝန်ရှိသည်၊ သောပတိ၊ ဖြစ်၏၊ တတ္ထ၊
 ထိုကုသိုလ်ခမ္မတို့၌၊ သောဆန္ဒာစ၊ အကြင်ကုသိုလ်ဖြစ်ခြင်းငှါ အလိုရှိ
 သောခမ္မအနွလည်းကောင်း၊ ဝါယာမောစ၊ လုံ့လပြုခြင်း လည်းကောင်း၊
 ဥယျာဟောစ၊ အားထုတ်ခြင်း လည်းကောင်း၊ ဥသေပဉ္စိစ၊ အလွန်အား
 ထုတ်ခြင်း လည်းကောင်း၊ အပ္ပမဒ္ဓိဝါနိစ၊ မဆုတ်မနစ်သော လုံ့လလည်း
 ကောင်း၊ သတိစ၊ အောက်မေ့ခြင်း သတိလည်းကောင်း၊ သမ္ပဇညဉ္စ၊ ဆင်
 ခြင်ခြင်း ပညာရင်း၊ အာတပ္ပ၊ ကိလေသာကို ပူပန်စေ တတ်သောလုံ့လ
 လည်းကောင်း၊ ပဝေခံ၊ ပြဋ္ဌာန်းခြင်းဝီရိယလည်းကောင်း၊ အဓိဋ္ဌာနံ၊ ကုသိုလ်ပြု
 ခြင်းငှါ ဆောက်တည်ခြင်း လည်းကောင်း၊ အနုယောဂေါ၊ အဖန်တလဲလဲ
 ယှဉ်ခြင်းရင်း၊ ကုသလေသုခဓမ္မသု၊ ကုသိုလ်တရားတို့၌၊ အပ္ပမာဒေါ၊ မမေ့
 မလျော့ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ကထံ၊ အတယ်သို့လျှင်၊ အဟံ၊ ငါသည်၊

အပရိညာတံ၊ ဝိုင်းခြား၍ မထိအပ်ကုန်သေးသော၊ နုကွဲ၊ နုကွသတ္တကိ၊ ပရိ
ညေယျံ၊ ဝိုင်းခြား၍ ထိအံ့နည်း၊ အပွတ်နေ၊ မထိအပ်ကုန်သေးသော၊ ကိလေ
သဝါ၊ ကိလေသာတံ၊ ကိလေသလည်း၊ မစားဟောယျံ၊ စွန့်ရာအံ့နည်း၊ အဘာဝိတံ၊
မပွားအပ်သေးသော၊ မပွား၊ မဂ်၊ ကိလေသလည်း၊ ဘာဝေယျံ၊ ပွားပါရအံ့နည်း၊ အ
သန္တိကတံ၊ မျက်မှောက် မပြုရသေးသော၊ နိရောဓံဝါ၊ နိရောဓသတ္တကိ
လည်း၊ သန္တိကရေယျံ၊ မျက်မှောက် ပြုပါရအံ့နည်း၊ ဣတိ၊ ဤသို့၊ တတ္ထ၊ ထို
နိရောဓသတ္တန္တိ၊ ယောဆန္ဒော၊ အကြင်မျက်မှောက်ပြုခြင်းငှါ အလိုရှိသော
ဓမ္မဆန္ဒလည်းကောင်း၊ ဝါယာမောစလုံ့ လပြုခြင်းလည်းကောင်း၊ ဥဿာ
ကောစ၊ အားထုတ်ခြင်း လည်းကောင်း၊ ဥဿာဋ္ဌိစ၊ အလွန်အားထုတ်
ခြင်းလည်းကောင်း၊ အပ္ပဒိုဝါနိစ၊ မထုတ်မနစ်သောလုံ့ လည်းကောင်း၊ သတိ
စ၊ အောင်းမှေခြင်း သတိလည်းကောင်း၊ သမ္ပဗညဗ္ဗ၊ ကောင်းစွာ ဆင်ခြင်
တတ်သော၊ ပညာလည်းကောင်း၊ အာစာဗ္ဗံ၊ ကိလေသာကို ပူပန်စေတတ်
သောဝိရိယလည်းကောင်း၊ ပခာနံ၊ ပြဋ္ဌာန်းခြင်းလည်းကောင်း၊ အဓိဋ္ဌာနံ၊
ဆောက်တည်ခြင်းလည်းကောင်း၊ အနုယောဂေါ၊ အဖန်တလဲလဲယှဉ်ခြင်း
လည်းကောင်း၊ ကုသလေသုဓမ္မသု၊ ဘုရားထံထရားတို့၌၊ အပ္ပမာဒေါ၊ မဝေ့
မထော့ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧဝံဝိဟာရီ
သတော၊ အပ္ပမတ္တောတိပဒဿ၊ ဧဝံဝိဟာရီသတော၊ အပ္ပမတ္တောဟူသောပုဒ်
၏၊ အပ္ပော၊ အနတ်ကလည်း၊ ဘိက္ခု၊ စရံတိတွာနုမမာယိတာနိတိတ္ထေပဒေ၊ ဘိ
က္ခု၊ စရံတိတွာနုမာယိတာ နိဟူသောဤပုဒ်၌၊ ဘိက္ခုတိ၊ ဘိက္ခုဟူသည်
ကား၊ ဗု ထုဇ္ဇနကဏ္ဍာယကော၊ ကဏ္ဍာဏပုထုဇ္ဇဉ် ဖြစ်သော၊ ဘိက္ခုဝါ၊
ရဟန်းသည်လည်းကောင်း၊ သေခေါ၊ သေခဖြစ်သော၊ ဘိက္ခုဝါ၊ ရဟန်း
သည်လည်းကောင်း၊ စရန္တိ၊ စရံဟူသည်ကား၊ စရန္တော၊ ကျင့်သော၊ ဝိဟာ
ရန္တော၊ နေသော၊ ဣရိယန္တော၊ ဣရိယုတ်ကို ဖြစ်စေတတ်သော၊ ဝတ္တန္တော၊
ကျင့်သော၊ ပါလေန္တော၊ စောင့်သော၊ ယလေန္တော၊ မှုသော၊ ယာပေန္တော၊ မှု
စေသော၊ မမတ္တာတိ၊ မမတ္တာဟူသည်ကား၊ မမတ္တာ၊ မြတ်နိုးခြင်းတို့သည်၊
ဇ္ဇော၊ နှစ်ပါးတို့တည်း၊ တဏှာမမတ္တောစ၊ တဏှာဟူသော မြတ်နိုးခြင်း
၎င်း၊ (ဝ)၊ ဣဒံ၊ ဤသည်ကား၊ တဏှာမမတ္တံ၊ တဏှာဟူသော မြတ်နိုးခြင်း
မည်၏၊ (ပ)၊ ဣဒံ၊ ဤသည်ကား၊ ဒိဋ္ဌိမမတ္တံ၊ ဒိဋ္ဌိဟူသော မြတ်နိုးခြင်းမည်
၏၊ တဏှာမမတ္တံ၊ တဏှာဟူသော မြတ်နိုးခြင်းကို၊ ပ ဘာယ၊ ပယ်၍၊ ဒိဋ္ဌိမမ
တ္တံ၊ ဒိဋ္ဌိဟူသော မြတ်နိုးခြင်းကို၊ ပ ဝိဒ္ဓိသုတ္တံ၊ ဝိဒ္ဓိဟူသော မြတ်နိုးခြင်း
နှစ်ပါးတို့ကို၊ ဇတိတွာ၊ စွန့်၍၊ ဝဇိတွာ၊ စွန့်၍၊ ပဇတိတွာ၊ အပြားအားဖြင့်စွန့်၍၊

ဝိနောဒေတွာ၊ ဖျောက်၍၊ ဗျန္တိ ကရိတွာ ကင်းသည်ကိုပြု၍၊ အနာဘဝံ ဝ
 ဖန်မဖြစ်ခြင်းသို့၊ ဝမေတွာ၊ ရောက်စေ၍၊ ဣတိ အယံ ဤသည်လျှင်၊ ဝိက္ခူ
 စရိတိတွာ မမာယိ၊ ဝေဒိတိ ပဒယ၊ ဝိက္ခူ စရိတိတွာ မမာယိ ဝေဒိတိဟူသော
 ပုဒ်၏၊ အညော၊ အနက်တည်း၊ ဇာတိဇရိသောက၊ ပရိဒ္ဓဝဉ္စုဇ္ဇေဝဝိဒ္ဓါပဇ
 ဇောယုဒုက္ခန္တိ ဖြောပဒေ၊ ဇာတိဇရိသော ကပရိဒ္ဓဝဉ္စုဇ္ဇေဝဝိဒ္ဓါပဇယ ယု
 ဒုက္ခံဟူသော ဤပုဒ်၌၊ ဇာတိတိ၊ ဇာတိဟူသည့်ကား၊ ဇောယိဇောသံ သတ္တဝ
 နံ၊ ဇိသိသိသော သတ္တဝါ ဤ၏၊ သာဇာတိ၊ အကြင်ဖြစ်ခြင်းသည်းကောင်း၊
 (ပ)၊ ဇရန္တိ ဇရိဟူ သည့်ကား၊ ဇောသံဇောသံ သတ္တဝနံ၊ ထိုထိုသို့သော သတ္တ
 ဝါ ဤ၏၊ သာဇာ၊ အကြင်အိုခြင်းသည်းကောင်း၊ (ပ)၊ သောကောတိ၊ သော
 ကောဟူ သည့်ကား၊ ဉာဏိဗျသနန၊ ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့်၊ ဗုဋ္ဌဿ
 ဝါ၊ တွေးစား သူအားသည်းကောင်း၊ (ပ)၊ ပရိဒေဝေါတိ၊ ပရိဒေဝေါဟူ
 သည့်ကား၊ ဉာဏိဗျသနန၊ ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့်၊ ဗုဋ္ဌဿ ဝါ၊ တွေ
 သော သူအားသည်းကောင်း၊ (ပ)၊ မမာယိ ဝေဒိ၊ မြတ်နိုးထတ်ကုန်သော၊ (ပ)
 ဣဇောတိ၊ ဣဇောဟူ သည့်ကား၊ ဣဓိဿာဒိဋ္ဌိယံ၊ ဤအယုဒ္ဓံ၊ (ပ)၊ ဣမထိ မဉ္ဇ
 ဝပဇောကော ဤလူ့ပြုစွဲ၊ ဝိဒ္ဓါတိ ဝိဒ္ဓါဟူ သည့်ကား၊ ဝိဇ္ဇာဝတော၊ အထူး
 သဖြင့်သိခြင်းသို့ ရောက်သည်ဖြစ်၍၊ ဉာဏိ၊ ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍၊
 ဝိဘာဝိ၊ ဉာဏ်ဖြင့်ထင်ရှားထိသည်ဖြစ်၍၊ မေဇာဝိ၊ ထိုးထွင်းသော ပညာရှိ
 သည်ဖြစ်၍၊ ဒုက္ခန္တိ၊ ဒုက္ခံဟူ သည့်ကား၊ ဇာတိဒုက္ခံ ဖြစ်ခြင်းဟူသော ဒုက္ခ
 သည်းကောင်း၊ (ပ)၊ ဒေါမနထုပါယာဝဒုက္ခံ၊ နှလုံးမသေသာခြင်းပင်ပန်း
 ခြင်းဟူသော ဒုက္ခသည်းကောင်း၊ ဇာတိဇရိသောကပရိဒ္ဓဝဉ္စုဇ္ဇေဝဝိဒ္ဓါပဇ
 ဇောယုဒုက္ခန္တိ၊ ဇာတိဇရိသောကပရိဒ္ဓဝဉ္စုဇ္ဇေဝဝိဒ္ဓါပဇယ ယု ဒုက္ခံဟူ
 သည့်ကား၊ ဝိဇ္ဇာဝတော၊ အထူးသဖြင့်သိခြင်းသို့ရောက် သည်ဖြစ်၍၊ ဉာဏိ၊
 ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဘာဝိ၊ ဉာဏ်ဖြင့် ထင်ရှားထိသည်ဖြစ်၍၊ မေ
 ဇာဝိ၊ ထိုးထွင်းသော ပညာရှိ သည်ဖြစ်၍၊ ဣဇေဝ ဤလောက၌လျှင်၊ ဇာတိ၊
 ပဋိသန္ဓေနေခြင်းကိုလည်းကောင်း၊ ဇရန္တိ၊ အိုခြင်းကို လည်းကောင်း၊ သော
 ကပရိဒ္ဓဝဉ္စု ဝိုးရိတ်ခြင်းငှကြွေးခြင်းကို လည်းကောင်း၊ ဒုက္ခန္တိ၊ ဆင်းရဲကို
 ရင်း၊ ပဇောယု၊ အပြားအားဖြင့် စွန့်ရ၏၊ ဝိနောဒေယု၊ ဖျောက်ရ၏၊
 ဗျန္တိ ကရေယု၊ ကင်းသည်ကိုပြုရ၏၊ အနာဘဝံ ဝမေယု၊ တဖန်မဖြစ်ခြင်း
 သို့ရောက်စေရ၏၊ ဣတိ အယံ ဤသည်လျှင်၊ ဇာတိဇရိသော ကပရိဒ္ဓဝဉ္စု
 ဇ္ဇေဝဝိဒ္ဓါပဇောယုဒုက္ခန္တိ ပဒယ၊ ဇာတိဇရိသော ကပရိဒ္ဓဝဉ္စုဇ္ဇေဝဝိ
 ဒ္ဓါပဇောယုဒုက္ခံ ဟူသောပုဒ်၏၊ အညော၊ အနက်တည်း၊ ဇောနံ၊ ထို



ကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဧဝံဝိဟာရိသတော အပ္ပမတ္တောဘိ
က္ခ၊ စရိတိတွာမမာယိတာနိဇာတိဇရိသော ကပရိဒ္ဓဝဉ္ဇုဇ္ဇုဝေဝိဒ္ဓါပဇဟော
ယုဒုက္ခန္တိ၊ ဧဝံဝိဟာရိ သတော အပ္ပမတ္တောဘိက္ခ၊ စရိတိတွာမမာယိတာနိ
ဇာတိဇရိသော ကပရိဒ္ဓဝဉ္ဇုဇ္ဇုဝေဝိဒ္ဓါပဇဟောယုဒုက္ခန္တိဟု၍၊ အာဟံ၊ ဟေ
တော်မူပြီ။ ။

၂။ ဝေါထမ၊ အရှင်ဂေါထမ၊ မဟေသိနော၊ မြတ်သောထုရားအပေါင်းကိုရှာ
မိုးတတ်သောအရှင်ဂေါတမ၏၊ ဧတံဝစော၊ ဤသို့ဟောတော်မူအပ်သော
စကားတော်ကို၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ တယာ၊ အရှင်ထုရား
သည်၊ အနုပမိကံ၊ နိဗ္ဗာန်ကို၊ သုကိတ္တိတံ၊ ကောင်းစွာကြားအပ်ပြီ၊ ဘဂဝါ၊
အရှင်ထုရား၊ တံ၊ အရှင်ထုရားသည်၊ အဒ္ဓါဟိ၊ စင်စစ်လျှင်၊ ဒုက္ခံ၊ ဆင်းရဲကို၊
ပဟာသိ၊ ပယ်အပ်ပြီ၊ ဟိသန္တံ၊ မှန်၏၊ တထာ၊ သတ္တဝါကိုသိစေတတ်သော
ထိုထိုသို့သောအခြင်းအရာအားဖြင့်၊ ဧသဓမ္မော၊ ဤထုရားကို၊ တေ၊ အရှင်
ထုရားသည်၊ ဝိဒိတော၊ သိအပ်ပြီ၊ ဧတာဘိနန္ဒာမိဝစောမဟေသိနောတိ
တ္ထေပဒေ၊ ဧတာဘိနန္ဒာမိဝစောမဟေသိနောဟူသောဤပုဒ်နှိုးတေန္တိ၊ ဧတံ
ဟူသည်ကား၊ တေယျံ၊ အရှင်ထုရား၏၊ ဝစနံ၊ စကားကို၊ ဗျပထံ၊ စကားအ
ကြောင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊ အနုဿာသနံ၊ ဆုံးမခြင်းကို၊ အနုသိဋ္ဌံ၊
ကမြစ်ခြင်းကို၊ နန္ဒာမိ၊ နှစ်သက်ပါ၏၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ မော
ဒါမိ၊ ဝမ်းမြောက်ပါ၏၊ အနုမောဒါမိ၊ အလွန်ဝမ်းမြောက်ပါ၏၊ ဣစ္စာမိ၊ အ
လိုရှိပါ၏၊ သာဒိယာမိ၊ သာယာပါ၏၊ ပတ္တယာမိ၊ တောင့်တပါ၏၊ ဝိဟယာ
မိ၊ ချစ်ပါ၏၊ အဘိဇပွါမိ၊ တောင့်တသောအားဖြင့်ပြောဆိုပါ၏၊ မဟေသိ
နောတိ၊ မဟေသိနောဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ မဟေသိ၊
မြတ်သော ထုရားအပေါင်းကိုရှာလေ့ရှိတော်မူ၏၊ မဟန္တံ၊ မြတ်သော၊ သိ
လက္ခဏံ၊ သိသင်္ဂေဓုးဇူးအပေါင်းကို၊ ဧဝိ၊ ရှာတော်မူတတ်၏၊ ဂတေသိ၊
ကျေးဇူးကိုရှာတော်မူတတ်၏၊ ပရိယေသိ၊ အဖန်တလဲလဲရှာတော်မူတတ်
၏၊ ဣတိ၊ ထိုကြောင့်၊ မဟေသိ၊ မဟေသိမည်တော်မူ၏၊ (ပ)၊ ကယံနရာသ
ဘော၊ လူတို့ထက်မြတ်တော်မူသောထုရားသည်အဘယ်မှာနည်းဟု၊ ဧဝိ
ဘော၊ ရှာအပ်၏၊ ဣတိ၊ ထိုကြောင့်၊ မဟေသိ၊ မဟေသိမည်တော်မူ၏၊ ဣတိ
အယံ၊ ဤသည်လျှင်၊ ဧတာဘိနန္ဒာမိဝစောမဟေသိနောတိပဒေသ၊ ဧတာဘိ
နန္ဒာမိဝစောမဟေသိနောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သုကိတ္တိ
တံဂေါထမနုပမိကန္တိတ္ထေပဒေ၊ သုကိတ္တိတံဂေါထမ နုပမိကံဟူသော ဤ
ပုဒ်နှိုးသုကိတ္တိတန္တိ၊ သုကိတ္တိတံဟူသည်ကား၊ သုကိတ္တိတံသုအာရိက္ခိတံ၊

ကောင်းစွာကြားအပ်ကုန်ပြီ၊ သုခေသိတံ၊ ကောင်းစွာဟောအပ်ပြီ၊ သုပညာ
 ပိတံ၊ ကောင်းစွာသိစေအပ်ပြီ၊ သုပဋ္ဌပိတံ၊ ကောင်းစွာထားအပ်ပြီ၊ သုဝိဇရံ၊
 ကောင်းစွာတွင်အပ်ပြီ၊ သုဝိဘတ္တံ၊ ကောင်းစွာဝေစာနဲ့အပ်ပြီ၊ သုဥတ္တမနိက
 တံ၊ ကောင်းစွာပေါ်သည်ကိုပြုအပ်ပြီ၊ သုပကာသိတံ၊ ကောင်းစွာထင်ရှား
 ပြုအပ်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ သုကိတ္တိတန္တိပဒဿ၊ သုကိတ္တိတံဟူ
 သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဂေါတမနုပမိကန္တိ ဇတ္ထပဒေ၊ ဂေါတမ
 နုပမိကံဟူသောဤပုန်၌၊ ကိထေသာစ၊ ကိထေသာတို့ကို လည်းကောင်း၊
 ခန္ဓာစ၊ ခန္ဓာတို့ကိုလည်းကောင်း၊ အတိသင်္ခါရာစ၊ အတိသင်္ခါရတို့ကို
 လည်းကောင်း၊ ဥပမိ၊ ဥပမိဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဂေါတမ၊ ရှင်ဂေါတ
 မ၊ တဿ၊ အရှင်ဂေါတမသည်၊ ဥပမိ၊ ဥပမိကို၊ ပဟာနံ၊ ပယ်ခြင်းကို၊ ဥပမိဝူ
 ပသမံ၊ ဥပမိ၏ငြိမ်းခြင်းကို၊ ဥပမိပနုနိဿတ္တံ၊ ဥပမိကိုစွန့်ခြင်းကို၊ ဥပမိပနိပ
 သာန္တံ၊ ဥပမိ၏အလွန်ငြိမ်းခြင်းကို၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊
 နိဗ္ဗာန်ကို၊ သုကိတ္တိတံ၊ ကောင်းစွာကြားအပ်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ သု
 ကိတ္တိတံဂေါတမနုပမိကန္တိပဒဿ၊ သုကိတ္တိတံဂေါတမနုပမိကံဟူသော
 ပုန်၏ အတ္ထော၊ အနက်တည်း၊ အဒ္ဓါဟိဘဂဝါပဟာသိဒ္ဓက္ခန္တိ ဇတ္ထပဒေ၊
 အဒ္ဓါဟိဘဂဝါပဟာသိဒ္ဓက္ခန္တိဟူသောဤပုန်၌၊ အဒ္ဓါဟိ၊ အဒ္ဓါဟူသည်ကား၊
 ဧကံ သဝေခံ၊ စင်စစ်ဟောသောသဒ္ဓါတည်း၊ နိဿိသယဝေခံ၊ သင်္ကာမရှိ
 သည်ကိုဟောသောသဒ္ဓါတည်း၊ နိက္ကမံ ဝေခံ၊ ယုံမှားမရှိသည်ကိုဟော
 သောသဒ္ဓါတည်း၊ အဒ္ဓေန္တုဝေခံ၊ နှစ်ပါးသောအပြစ်ရှုကင်းသောသဒ္ဓါတည်း၊
 အဒ္ဓဋ္ဌကာဝေခံ၊ နှုတ်နှစ်ခွဲမရှိသောသဒ္ဓါတည်း၊ နိရောဓဝေခံ၊ အကြောင်း
 တပါးကိုပယ်သောသဒ္ဓါတည်း၊ အပဏ္ဍကဝေခံ၊ ပြုဋ္ဌာန်းသောစကားတည်း၊
 အဒ္ဓါဟိဧတံ၊ အဒ္ဓါဟူသောဤသဒ္ဓါသည်၊ အဝတ္ထာပနဝေခံ၊ အမြဲတည်ထား
 ခြင်းကိုဟောသောသဒ္ဓါတည်း၊ ဘဂဝါဟိ၊ ဘဂဝါဟူသောအမည်တော်
 သည်၊ ဂါရဝါပိဝေခံ၊ အရိုအသေဆိုအပ်သောအမည်တော်တည်း၊ (ပ)၊ ယဒိ
 ခံဘဂဝါဟိနာမံ၊ အကြင်ဘဂဝါဟူသောအမည်တော်သည်၊ အတ္ထိဂါ၏၊
 ဧတံ၊ ဤဘဂဝါဟူသောအမည်တော်သည်၊ သန္တိကာ၊ မျက်မှောက်ပြုအပ်
 သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ပဟာသိဒ္ဓက္ခန္တိ၊ ပဟာသိဒ္ဓက္ခန္တိဟူ
 သည်ကား၊ ဇာတိဒုက္ခံ၊ ဖြစ်ခြင်းဒုက္ခကို၊ ဇရာဒုက္ခံ၊ အိုခြင်းဒုက္ခကို၊ ဗျာဓိ
 ဒုက္ခံ၊ နာခြင်းဒုက္ခကို၊ သောကာပရိဒေဝဒုက္ခဒေါမနုဿုပါယာသဒုက္ခံ၊ မိုး
 ရိမ်းခြင်း၊ ဝိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှုတ်မှေးမသာယာခြင်း၊ ပင်ပန်းခြင်းတည်း
 ဟူသောဒုက္ခကို၊ ပဟာသိ၊ ပယ်ပြီ၊ ပဇဟိ၊ စွန့်ပြီ၊ ဝိနောဒေသိ၊ ပျောက်ပြီ



ဗျန္တိတရောထိ။ ကင်းသည်ကိုပြုပြီ။ အနာဘာဝံပမေထိ။ တဖန်မဖြစ်ခြင်း
 သို့ရောက်စေပြီ။ ဣတိအယံ။ ဤသည်လျှင်။ အဒ္ဓါဟိဘဂဝါပဟာသိဒုက္ခ
 န္တိပဒဿ။ အဒ္ဓါဟိဘဂဝါပဟာသိဒုက္ခံဟူသောပုဒ်၏။ အတ္ထော။ အနက်
 တည်း။ တထာဟိတေဝိဒိတောဇေသဓမ္မောတိ။ တထာဟိတေဝိဒိတောဇေ
 သဓမ္မောဟူသည်ကား။ ဟိသန္တံ။ မှန်၏။ တထာ။ ထိုသို့။ သတ္တဝါတို့ကိုသိစေသော
 အားဖြင့်။ ဇေသဓမ္မောဤတရားကို။ တေ။ အရှင်တုရားသည်။ ဝိဒိတော။ သိအပ်
 ပြီ။ တုလိတော။ နှိုင်းချိန်အပ်ပြီ။ ဝိရိတော။ စုံစမ်းအပ်ပြီ။ ဝိတုတော။ ထင်ရှားပြ
 အပ်ပြီ။ ဝိဘာဝိတော။ ပွားစေအပ်ပြီ။ ဣတိအယံ။ ဤသည်လျှင်။ တထာဟိတေ
 ဝိဒိတောဇေသဓမ္မောတိပဒဿ။ တထာဟိတေဝိဒိတောဇေသဓမ္မောဟူသော
 ပုဒ်၏။ အတ္ထော။ အနက်တည်း။ တေနယိကြောင့်။ သောဗြာဟ္မဏော။ ထိုပုဂ္ဂိုလ်
 သည်။ တောဘိနန္ဒာမိဝစော။ မဟေသိနော။ သုကိတ္တိတံဂေါတမနုပမိကံ။ အ
 ဒ္ဓါဟိဘဂဝါပဟာသိဒုက္ခံ။ တထာဟိတေဝိဒိတောဇေသဓမ္မောတိ။ တောဘိ
 နန္ဒာမိဝစောမဟေသိနော။ သုကိတ္တိတံဂေါတမနုပမိကံ။ အဒ္ဓါဟိဘဂဝါပဟာ
 သိဒုက္ခံ။ တထာဟိတေဝိဒိတောဇေသဓမ္မောဟူ၍။ အာဟ။ သျှောက်ဆိုပြီ။ ။

ထို့အရှင်တုရားသည်သာလျှင်၊ ဒုက္ခံ၊ ဒုက္ခကို၊ ပဟာသိ၊ ပယ်တော်မူ
 သည်။ န၊ မဟုတ်၊ ရုနိ၊ ရုနိထေးပါးတို့ထက်မြတ်တော်မူသောအရှင်တုရား။
 ယေစ၊ အကြင်သူတို့ကိုလည်း။ တံ၊ အရှင်တုရားသည်။ အဋ္ဌိကံ၊ ရှိသေစွာ၊
 ဩဝဒေယျ ဆုံးမရာ၏။ တေစာပိ၊ ထိုသူတို့သည်လည်း။ ဒုက္ခံ၊ ဒုက္ခကို၊
 ပဇဟေယျ၊ နှုနုပယ်ကုန်ရာသည်မဟုတ်တုန်ထော၊ တံတသ္မာ၊ ထိုကြောင့်၊
 နာဂ၊ အရှင်တုရားတံ၊ အရှင်တုရားသို့၊ သမေဓ္မ၊ ကပ်ရောက်၍၊ နမဿာမ၊
 ရှိခိုးပါကုန်၏။ ဘဂဝ၊ မြတ်စွာတုရားသည်။ မံ၊ အကျွန်ုပ်ကို၊ အဋ္ဌိကံ၊ ရှိသေ
 စွာ၊ အပ္ပေဝဩဝဒေယျ၊ စင်စစ်ဆုံးမရာသည်မဟုတ်တုထော၊ တေစာ
 ပိနုနုပဇဟေယျ၊ ဒုက္ခန္တိတ္ထပဒေ၊ တေစာပိနုနုပဇဟေယျ၊ ဒုက္ခံဟူသောဤ
 ပုဒ်နှို၊ တေစာပိဘိ၊ တေစာပိဟူသည်ကား။ ခတ္တိယာစ၊ မင်းတို့သည်လည်း
 ကောင်း၊ ဗြာဟ္မဏာစ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဝေဿာစ၊ သူကြွယ်
 တို့သည်လည်းကောင်း၊ သဒ္ဓါစ၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ဝဟုဋ္ဌာ
 စ၊ အိမ်၌တည်သောသူတို့ သည်လည်းကောင်း၊ ပဗ္ဗဇိတာစ၊ ရဟန်းတို့
 သည်လည်းကောင်း၊ ဒေဝတာစ၊ နတ်တို့သည်လည်းကောင်း၊ မနုဿာစ၊
 လူတို့သည်လည်းကောင်း၊ ပဇဟေယျ၊ ဒုက္ခန္တိ၊ ပဇဟေယျ၊ ဒုက္ခံဟူသည်
 ကား။ ဇာတိဒုက္ခံ၊ ဖြစ်ခြင်းဟူသောဒုက္ခကိုလည်းကောင်း။ ဇရာဒုက္ခံ၊ အို
 ခြင်းဟူသောဒုက္ခကိုလည်းကောင်း။ ဗျာဓိဒုက္ခံ၊ နာခြင်းဟူသောဒုက္ခကိုလည်း

ကောင်းပရဏံနက္ခံ၊ သေခြင်းဟူသောဒုက္ခကိုလည်းကောင်း၊ သောကာ
 ပရိဒေဝဒုက္ခဒေါမနဿု ပါယာသဒုက္ခံ၊ စိုးရိမ်ခြင်း၊ ဝိကြော့ခြင်းဆင်းရဲ
 ခြင်းနှလုံးမသာယာခြင်း၊ ပင်ပန်းခြင်း၊ ဟူသောဒုက္ခကို လည်းကောင်း၊ ပဇ
 ဟေယျံ၊ စွန့်ကုန်ရာ၏၊ ဒိနောဒေယျံ၊ ပျောက်ကုန်ရာ၏၊ ဗျန္တိကရေယျံ၊
 ကင်းသည်ကိုပြုကုန်ရာ၏၊ အနာဘာဝံဂမေယျံ၊ တဖန်မဖြစ်ခြင်း သို့ရောက်
 စေကုန်ရာ၏၊ ဣတိအယံ၊ ဤသည်သည်။ တေဓာဝိနုနပဇဟေယျံ၊ ဒုက္ခန္တိပ
 ဒဿ၊ တေဓာဝိနုနပဇဟေယျံ၊ ဒုက္ခံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။
 ယေတွံမုနိအဋ္ဌိကံဩဝဒေယျာတိတ္ထေပဒေ၊ ယေတွံမုနိအဋ္ဌိကံဩဝဒေယျ
 ဟူသောဤပုဒ်၌၊ ယေတိ၊ ယေဟူသည်ကား၊ ခတ္တိယေစ၊ မင်းတို့ကိုလည်း
 ကောင်း၊ ဗြာဟ္မဏေစ၊ ပုဏ္ဏားတို့ကိုလည်းကောင်း၊ ဝေသေစ၊ သူကြွယ်
 တို့ကိုလည်းကောင်း၊ သုဒ္ဓေစ၊ သူဆင်းရဲတို့ကိုလည်းကောင်း၊ ဂဟဋ္ဌေစ၊
 အိမ်၌တည်သောသူတို့ကိုလည်းကောင်း၊ ပဗ္ဗဇိတေစ၊ မဟန်းတို့ကိုလည်း
 ကောင်း၊ ဒေဝေစ၊ နတ်တို့ကိုလည်းကောင်း၊ မနုဿေစ၊ လူတို့ကိုလည်း
 ကောင်း၊ တွံတိ၊ တွံဟူသည်ကား၊ ဘဂဝန္တံ၊ မြတ်စွာထူးကို၊ ဘဏတိ၊
 ဆို၏၊ မုနိတိ၊ မုနိဟူသည်ကား၊ ဥာဏံ၊ ဥာဏံကို၊ မောနံ၊ မောနဟူ၍၊ ပုဂ္ဂတိ၊
 ဆိုအပ်၏၊ (ပ)၊ သင်္ဂဇာလံ၊ ရာဂစသောဗြိတုယံခြင်း၊ တဏှာဒိဋ္ဌိတည်းဟူ
 သောကွန်ယက်ကို၊ အတိစ္စ၊ လွန်ပြီ၊ ဣတိ၊ ထိုကြောင့်၊ သော၊ ထိုသူသည်၊
 မုနိ၊ မုနိမည်၏၊ အဋ္ဌိကံဩဝဒေယျာတိ၊ အဋ္ဌိကံဩဝဒေယျဟူသည်ကား၊
 အဋ္ဌိကံ၊ ရှိသေစွာ၊ ဩဝဒေယျ၊ ဆုံးမရာ၏၊ သက္ကန္တံ၊ အရိုအသေပြု၏၊ ဩဝ
 ဒေယျ၊ ဆုံးမရာ၏၊ အတိဏှံ၊ မပြတ်၊ ဩဝဒေယျ၊ ဆုံးမရာ၏၊ ပုနုပ္ပန္နံ၊ အဖန်
 တလဲလဲ၊ ဩဝဒေယျ၊ ဆုံးမရာ၏၊ အနုသာသေယျ၊ ကမြစ်ရာ၏၊ ဣတိအယံ၊
 ဤသည်သည်။ ယေတွံ မုနိအဋ္ဌိကံဩဝဒေယျာတိပဒဿ၊ ယေတွံ မုနိအဋ္ဌိ
 ကံဩဝဒေယျဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ တံတံနုမဿာမိသ
 မေဂ္ဂနာဂန္တိ တံတံနုမဿာမိ သမေဂ္ဂနာဂံဟူသည်ကား၊ တန္တံဘဂဝန္တံ၊
 ထိုမြတ်စွာထူးကို၊ ဘဏတိ၊ ဆို၏၊ နုမဿာမိတိ၊ နုမဿာမိဟူသည်
 ကား၊ ကာယေနဝါ၊ ကိုယ်ဖြင့်မူလည်း၊ နုမဿာမိ၊ ရှိခိုးပါ၏၊ ဝါစာယဝါ၊
 နှုတ်ဖြင့်မူလည်း၊ နုမဿာမိ၊ ရှိခိုးပါ၏၊ စိတ္တေနဝါ၊ စိတ်ဖြင့်မူလည်း၊ နုမဿာ
 မိ၊ ရှိခိုးပါ၏၊ အနုတ္တပဗ္ဗိပတ္တိယာဝါ၊ အကျိုးသို့အစဉ်လိုက်သောအကျင့်ဖြင့်
 လည်း၊ နုမဿာမိ၊ ရှိခိုးပါ၏၊ ဓမ္မာနုဓမ္မပဗ္ဗိပတ္တိယာဝါ၊ လောကုတ္တရာတရား
 နှင့်လျော်သောအကျင့်ဖြင့်လည်း၊ နုမဿာမိ၊ ရှိခိုးပါ၏၊ သက္ကရောမိ၊ အရိုအ
 သေပြုပါ၏၊ ဂရုံကရောမိ၊ အလေးအမြတ်ပြုပါ၏၊ မာနေမိ၊ မြတ်နိုးပါ၏။

၂

ပူဇော်ပါဏ်၊ ပူဇော်ပါဏ်၊ သမေဓတိ၊ သမေဓဟူသည်ကား၊ သမေဓ၊ သိသော
အားဖြင့်ရောက်၍၊ အဘိသမေဓ၊ ထိုးထွင်း၍ သိသောအားဖြင့်ရောက်၍၊
သမာဂတိ၊ အနီးသို့ကပ်၍၊ အဘိသမာဂတိ၊ အလွန်အနီးသို့ ကပ်၍၊
သံဃဝါ၊ မျက်မှောက်ပြု၍၊ နမဿာမိ၊ ရှိခိုးပါ၏၊ နာဂန္တိ၊ နာဂဟူသည်ကား၊
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ နာဂေါ၊ နာဂမည်တော်မူသည့်ကလေး၊
အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြုတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂ
မည်တော်မူ၏၊ နဂစ္ဆတိ၊ အဂတိသို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊
နာဂမည်တော်မူ၏၊ နအာဂစ္ဆတိ၊ ပယ်ပြီးသောကိလေသာတို့သို့မရောက်
တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ ကသံ၊ အဘယ်သို့လျှင်
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြု
တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူသနည်း၊ သံကိလေ
သိကာ၊ ညစ်ညူးစေတတ်ကုန်သော၊ ပေါနောန္တရိကာ၊ တဖန်ဘဝသစ်
ကိုဖြစ်စေတတ်ကုန်သော၊ နန္ဒရာဂါ၊ ပြင်းစွာတစ် တတ်ကုန်သော၊ နက္ခ
ဝိပါကာ၊ ဆင်းရဲသောအကျိုးကိုပေတတ်ကုန်သော၊ အာယတိံ၊ နောင်အ
ခါ၌၊ ဇာတိဇရာမရဏိယာ၊ ပဋိသန္ဓေနေခြင်းအိုခြင်းသေခြင်း၏အကြောင်း
ဖြစ်ကုန်သော၊ ပါပိကာ၊ ယုတ်မာကုန်သော၊ အကုသလာဓမ္မာ၊ အကုသိုလ်
တရားတို့ကို၊ အာဂုံ၊ အကုဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သေဝိယာ၊ သတိယာ၊
လောကော၊ လောက၌၊ ကိပ္ပိ၊ စိုးစဉ်းမျှ၊ အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊
မပြု၊ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရာရှိယာဂုတ်တို့၌၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊
သညောဇနပိသန္တန္တုဗန္ဓနာနိ၊ ရှုခြင်းပြုခြင်းဖွဲ့ခြင်းတို့သို့၊ နသဇ္ဇတိ၊ မငြိမ
ရောက်တတ်၊ တထတ္ထာ၊ မြမြသောသဘောရှိသော ကြောင့်၊ ဝိရတ္တော၊
ကိလေသာတို့မှလွတ်ပြီးသော၊ တာဒိ၊ ထိုသို့သောဂုဏ်ကျေးဇူးနှင့်ပြည့်စုံ
သော၊ သော၊ ထိုသို့ကဲ့၊ နာဂေါ၊ နာဂဟူ၍၊ ဝုစ္စတော၊ ဆိုအပ်၏၊ ဝေဝိ၊ ဤသို့၊
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြုတတ်၊
ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
နဂစ္ဆတိ၊ အဂတိလေးပါးသို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂ
မည်တော်မူသည်၊ ကထံဟောတိ၊ အဘယ်သို့ဖြစ်သနည်းဟုမူကား၊ ဘဂ
ဝါ၊ မြတ်စွာဘုရားသည်၊ ဆန္ဒာဂတိံ၊ ဆန္ဒဖြင့်မလားအပ်သည်သို့၊ နဂစ္ဆတိ၊
မလား၊ ဒေါသာဂတိံ၊ ဒေါသဖြင့်မလားအပ်သည်သို့၊ နဂစ္ဆတိ၊ မလား၊ မော
ဟာဂတိံ၊ မောဟဖြင့်မလားအပ်သည်သို့၊ နဂစ္ဆတိ၊ မလား၊ တယာဂတိံ၊
ကြောက်သဖြင့်မလားအပ်သည်သို့၊ နဂစ္ဆတိ၊ မလား၊ ရာဂဝသေန၊ ရာဂအ

စွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ ဒေါသဝသေ၊ ဒေါသအစွမ်းဖြင့်၊ နဂန္တတိ၊
 မလား၊ မေဟာဝသေ၊ မေဟာဇီအစွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ မာနဝသေ၊
 မာနဇီအစွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ ဒိဋ္ဌိဝသေ၊ ဒိဋ္ဌိဇီအစွမ်းဖြင့်၊ နဂန္တတိ၊
 မလား၊ ဥဒ္ဓဂ္ဂဝသေ၊ ဥဒ္ဓဂ္ဂဇီအစွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ ဝိဝိကိန္တဝသေ၊
 ဝိဝိကိန္တဝဇီအစွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ အနုသယဝသေ၊ အနုသယဇီအ
 စွမ်းဖြင့်၊ နဂန္တတိ၊ မလား၊ ဝဂ္ဂေဟိ၊ သန္တအရဖြစ်ကုန်သော၊ ဝဂ္ဂေဟိ၊
 တရားတို့ဖြင့်၊ နယာယတိ၊ မသွား၊ နနယတိ၊ အာရုံသို့မသေဝင်၊ နဂုဗ္ဗတိ၊
 မရွှေ၊ နသံဟရိယျတိ၊ ကပ်၍မယူ၊ ဝေ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထူးရားသည်
 နဂန္တတိ၊ ယေးပါးသောအဂတိသို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊
 နာဂမည်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ နအာဂန္တတိ၊ ပယ်ပြီး
 သောကိလေသာတို့သို့မရောက်တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်
 တော်မူသည်၊ ကထံဟောတိ၊ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ သောတာပ
 ဏိမဂ္ဂေ၊ သောတာပဏိမဂ်ဖြင့်၊ ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊
 ပတိနာ၊ ပယ်အပ်ကုန်ပြီ၊ တေကိလေသေ၊ ထိုကိလေသာတို့သို့၊ နဂုနတိ၊
 တဖန်မရောက်၊ နပဂ္ဂေဟိ၊ တဖန်မကပ်၊ နပဂ္ဂာဂန္တတိ၊ တဖန်မလယ်ပြန်၊
 သကဒါမိမဂ္ဂေ၊ သကဒါမိမဂ်ဖြင့်၊ အနာဂါမိမဂ္ဂေ၊ အနာဂါမိမဂ်ဖြင့်၊ အရ
 ဟတ္တမဂ္ဂေ၊ အရဟတ္တမဂ်ဖြင့်၊ ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊
 ပတိနာ၊ ပယ်အပ်ကုန်ပြီ၊ တေကိလေသေ၊ ထိုကိလေသာတို့သို့၊ နဂုနတိ၊ တ
 ဖန်မရောက်၊ နပဂ္ဂေဟိ၊ တဖန်မကပ်၊ နပဂ္ဂာဂန္တတိ၊ တဖန်မလယ်ပြန်၊ ဝေ၊ ဤ
 သို့၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ နအာဂန္တတိ၊ ပယ်ပြီးသောကိလေသာတို့သို့
 မကပ်မရောက်တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ တန္တံနမဿာမိသမဂ္ဂနာဂန္တိပဒဿ၊ တန္တံနမဿာမိ
 သမဂ္ဂနာဂန္တံဟူသောပုဒ်၏၊ အပ္ပေဝါ၊ အနက်တည်း၊ အပ္ပေဝံဘဂဝါ၊ အဋ္ဌိကံ
 ဩဝဇေယျာတိ၊ အပ္ပေဝံဘဂဝါ၊ အဋ္ဌိကံ၊ ဩဝဇေယျဟူသည်ကား၊ ဝံ၊ ငါ့ကို
 ဘဂဝါ၊ မြတ်စွာထူးရားသည်၊ အဋ္ဌိကံ၊ ရှိသေစွာ၊ အပ္ပေဝံ၊ ဩဝဇေယျ၊ စင်စစ်
 ဆုံးမရာသည်မဟုတ်တုံလော၊ သက္ကန္တံ၊ အရိုအသေပြု၍၊ အပ္ပေဝံ၊ ဩဝဇေယျ
 ဆုံးမငြားအုံလည်းမသိ၊ အတိဗ္ဗာ၊ မပြတ်၊ ဩဝဇေယျ၊ စင်စစ်ဆုံးမရာ
 သည်မဟုတ်တုံလော၊ ဝုနပ္ပန္နံ၊ အဖန်ဘလဲလဲ၊ ဩဝဇေယျ၊ ဆုံးမငြားအုံ
 လည်းမသိ၊ အနုသာသေယျ၊ ကမြစ်ငြားအုံလည်းမသိ၊ ဣတိအယံ၊ ဤသည်
 လျှင်၊ အပ္ပေဝံဘဂဝါ၊ အဋ္ဌိကံ၊ ဩဝဇေယျာတိပဒဿ၊ အပ္ပေဝံဘဂဝါ
 အဋ္ဌိကံ၊ ဩဝဇေယျဟူသောပုဒ်၏၊ အပ္ပေဝါ၊ အနက်တည်း၊ တေန၊ ထိုကြောင့်



ယောဗြာဟ္မဏော၊ ထိုဂုဗညာသုတ္တန်သည်၊ တေဓာပိန္နဲနပဇဟေယျံ၊ ခုက္ခံ၊ ယေတွံ
ရနိအဋ္ဌိကံဩဝဒေယျ၊ တံတံနမဿာမိသမေစ္စနာဂံအပ္ပေဝမံဘဂဝါအဋ္ဌိ
ကံဩဝဒေယျာဟိ၊ တေဓာပိန္နဲနပဇဟေယျံ။ ခုက္ခံယေတွံရနိအဋ္ဌိကံဩ
ဝဒေယျ၊ တံတံနမဿာမိသမေစ္စနာဂံ၊ အပ္ပေဝမံဘဂဝါအဋ္ဌိကံဩဝဒေယျ
ဟူ၍၊ အာဟ၊ ဝျောကံဆိုပြီး ။

၁၁။ မေတ္တဂုဗညာသုတ္တန်၊ အကြင်သူကို၊ တွံ၊ သင်သည်၊ ဗြာဟ္မဏံ၊
မကောင်းမှုကိုအပပြုပြီးသောကြောင့်ဗြာဟ္မဏဟူ၍၊ ဝေဒဂု၊ ထေးပါးသော
ဝေဒကိုဖြင့်သွားတတ်သော ကြောင့်ဝေဒဂုဟူ၍၊ အကိပ္ပနံ၊ ရာဂစသော
ကိပ္ပနမရှိဟူ၍၊ ကာမဘဝေ၊ ကာမဘဝ၌၊ အသတ္တံ၊ ငြိခြင်းမရှိဟူ၍၊ အဘိ
ဇညာ၊ သိနာဇီ၊ သော၊ ထိုသူသည်၊ အန္တိဟိ၊ စင်စစ်လျှင်၊ ဣမံဩစံ၊ ဤဩ
စကို၊ အဘာရိ၊ ကူးပြီးပါရုံ၊ ကမ်းတဘက်သို့၊ တိဇ္ဈောစ၊ ကူးပြီးသလျှင်က
တည်း၊ အဝိဇော၊ ပြောဆိုတသင်းမရှိ၊ အကင်္ခေ၊ ယုံမှားကင်းပြီး ။ ယံ
ဗြာဟ္မဏံဝေဒဂုအဘိဇညာတိဇ္ဈေပဒေ၊ ယံဗြာဟ္မဏံဝေဒဂုအဘိဇညာဟူ
သောဤဝန်၌၊ ဗြာဟ္မဏောဟိ၊ ဗြာဟ္မဏောဟူသည်ကား၊ သတ္တန္တံ၊ ခုနစ်ပါး
ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဗဟိတတ္တာ၊ အပပြုတတ်သည်၏အဖြစ်
ကြောင့်၊ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်၏၊ သတ္တာယဒိဋ္ဌိ၊ သတ္တာယဒိဋ္ဌိကို၊ ဗာ
ဟိတာ၊ အပပြုသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိဝိကိ၊ ရွာ၊ ဝိဝိကိရွာကို၊ ဗဟိတာ၊
အပပြုသည်၊ ဟောတိ၊ ဖြစ်၏၊ သိဗ္ဗတပရာမာသေဝံ၊ သိဗ္ဗတပရာမသ
ကို၊ ဗဟိတော၊ အပပြုသည်၊ ဟောတိ၊ ဖြစ်၏၊ ရာဂေါ၊ ရာဂကို၊ ဗဟိ
တော၊ အပပြုသည်၊ ဟောတိ၊ ဖြစ်၏၊ ဒေါသော၊ ဒေါသကို၊ ဗဟိတော၊ အ
ပပြုသည်၊ ဟောတိ၊ ဖြစ်၏၊ မောဟော၊ မောဟကို၊ ဗဟိတော၊ အပပြုသည်၊
ဟောတိ၊ ဖြစ်၏၊ မာနော၊ မာနကို၊ ဗဟိတော၊ အပပြုသည်၊ ဟောတိ၊ ဖြစ်၏၊
အဿ၊ ထိုသူသည်၊ သံဘိလသိကာ၊ ညှစ်ညှူးစေတတ်ကုန်သော၊ ပေါန
တ္တဝိကာ၊ တဖန်ဘဝသစ်ကိုဖြစ်စေတတ်ကုန်သော၊ သဒရာ၊ ပူပန်ခြင်းနှင့်တ
ကွဖြစ်ကုန်သော၊ ခုက္ခဝိပါကာ၊ ဆင်းရဲသောအကျိုးကိုပေးတတ်ကုန်သော၊
အာယတိံ၊ နောင်အခါ၌၊ ဇာတိဇရာမရဏိယာ၊ ဖြစ်ခြင်း ဒို့ခြင်းသေ
ခြင်း၏အကြောင်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသ
လာဓမ္မာ၊ အကုသိုလ်ဘုရားတို့ကို၊ ဗဟိတာ၊ အပပြုကုန်သည်၊ ဟောန္တိ၊
ဖြစ်ကုန်၏ ။ သတိယာတိ၊ သတိယဟူ၍၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊
အာသပတိ၊ ခေါ်တော်မူ၏၊ သတိယု၊ သတိယရဟန်း၊ ယော၊ အကြင်သူ
သည်၊ သဗ္ဗပါပကာနိ၊ အလုံးစုံသောအကုသိုလ်ဘုရားတို့ကို၊ ဗဟိတာ

စက္ခုတ္ထမဂ်ဖြင့်ပယ်၍၊ ဝိမလော၊ ကင်းသောအညစ်အကြေးရှိ၏၊ သာဓုသ
မာဟိတော၊ အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာတည်ကြည်၏၊ ဝိတ
က္ကော၊ မြဲမြံစွာတည်ကြည်သောနှလုံးရှိ၏၊ သံသာရုံ၊ သံသရာ၏အကြောင်း
ကို၊ အဘိဉ္စ၊ လွန်၍၊ ကေဝလိသော၊ အထုံးစုံပြီးပြီးသောလိစွာရှိထသော၊ အထိ
တော၊ တဏှာဒိဋ္ဌိဖြင့်၊ မှီထသော၊ တာဒိ၊ သည်းခံသော ဂုဏ်လည်းရှိထ
သော၊ သော၊ ထိုသူကို၊ ဗြဟ္မာ၊ ဗြဟ္မာဟူ၍၊ ပရုစ္စတေ၊ ဆိုအပ်၏၊ ဝေဒဂု
တိ၊ ဝေဒဂုဟူသည်ကား၊ စတုသုမဂ္ဂေသု၊ ထေးပါးသောမဂ်တို့၌၊ ဉာဏံ၊
ဉာဏ်ကို၊ ဝေဒါ၊ ဝေဒဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ (ပ)။ သဗ္ဗဝေရုံ၊ အထုံးစုံသော
ရန်တို့ကို၊ အဘိဉ္စ၊ လွန်၍၊ မြီတော၊ တည်၏၊ သော၊ ထိုသူကို၊ ဝေဒဂု၊ ဝေဒဂု
ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အဘိဇညာတိ၊ အဘိဇညာဟူသည်ကား၊ တံ၊
ထိုသို့ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သူကို၊ အဘိဇာနေယျ၊ အလွန်သိရာ
၏၊ အာဇာနေယျ၊ အခံပြု၍သိရာ၏၊ ဝိဇာနေယျ၊ အထူးသဖြင့် သိရာ၏၊
ပဋိဝိဇာနေယျ၊ အဖန်တလဲလဲ သိရာ၏၊ ပဋိဝိဇ္ဇေယျ၊ ထိုးတွင်း၍ သိရာ
၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ယံဗြာဟ္မဏံ ဝေဒဂု အဘိဇညာတံ ပဒ
ဿ၊ ယံဗြာဟ္မဏံ ဝေဒဂု အဘိဇညာ ဟူသောဝုန်၏၊ အတ္ထော၊ အနက်
တည်း၊ အင်္ဂါဉ္စနံကမာ ဘဝေအသတ္တန္တိ ဝတ္ထုပဒေ၊ အင်္ဂါဉ္စနံ ကမာဘ
ဝေအသတ္တံ ဟူသော ဤပုဒ်၌၊ အင်္ဂါဉ္စနန္တိ၊ အင်္ဂါဉ္စနံ ဟူသည်ကား၊ ရာဂ
င်္ဂါဉ္စနံ၊ ရာဂဟူသော ကြောင့်ကြခြင်း ထည်းကောင်း၊ ဒေါသင်္ဂါဉ္စနံ၊ ဒေါ
သဟူသောကြောင့်ကြခြင်းထည်းကောင်း၊ မောဟင်္ဂါဉ္စနံ၊ မောဟဟူသော
ကြောင့်ကြခြင်းထည်းကောင်း၊ မာနင်္ဂါဉ္စနံ၊ မာနဟူသောကြောင့်ကြခြင်း
ထည်းကောင်း၊ ဗိဋ္ဌိင်္ဂါဉ္စနံ၊ ဗိဋ္ဌိဟူသောကြောင့်ကြခြင်းထည်းကောင်း၊ ကိ
လေသင်္ဂါဉ္စနံ၊ ကိလေသာဟူသောကြောင့်ကြခြင်းထည်းကောင်း၊ နုစ္စရိတ
င်္ဂါဉ္စနံ၊ နုစ္စရိတဟူသောကြောင့်ကြခြင်းထည်းကောင်း၊ ယသ၊ အကြင်သူ
သည်၊ ဇောတိဉ္စနံ၊ ဤကြောင့်ကြခြင်းတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သ
ရန္တိန္နာ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝူပသန္တာ၊ ငြိမ်းစေအပ်ကုန်ပြီ၊ ပဋိ
ပသာဒ္ဓါ၊ အလွန်ငြိမ်းစေအပ်ကုန်ပြီ၊ အဘဗ္ဗုတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ
ထိုက်ကုန်ပြီ၊ ဉာဏဂ္ဂိနာ၊ ဉာဏ်သည်းဟူသောမီးဖြင့်၊ ဒဏှာ၊ ဖုတ်ကြည်း
အပ်ကုန်ပြီ၊ သော၊ ထိုသူကို၊ အင်္ဂါဉ္စနော၊ ကြောင့်ကြခြင်းမရှိသောသူဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏၊ ကာမာတိ၊ ကာမာဟူသည်ကား၊ ဝတ္ထု၊ ကာမာစ၊ ဝတ္ထု၊
ကာမထည်းကောင်း၊ ကိလေသာကာမာစ၊ ကိလေသာကာမထည်းကောင်း၊
ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကုဉ်အားဖြင့်၊ ဧန္တုန္တံ

ပါးတို့တည်း(ပ)၊ ဣမေ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမတို့ဟူ၍၊
 ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏(ပ)၊ ဣမေ ဤသည်တို့ကို၊ ကိလေသကာမာ၊ ကိလေ
 သကာမတို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ ဘဝါတိ၊ ဘဝါဟူသည်ကား၊
 ကမ္မဘဝေါမ၊ ကမ္မဝင်္ဂီ ထည်းကောင်း၊ ပဋိသန္ဓိကော၊ ပဋိသန္ဓေဟုဆိုအပ်
 သော၊ ဝုပ္ပန္နိ ဝေါ၊ ဝိပါကဝင်္ဂီ ထည်းကောင်း၊ ဣတိ ဤသို့၊ ဘဝါ၊ ဝင်္ဂီတရား
 တို့သည်၊ ဧန္တု နှစ်ပါးတို့တည်း(လ)၊ အယံ၊ ဤသည်ကား၊ ပဋိသန္ဓိကော၊ ပဋိ
 သန္ဓေဟုဆိုအပ်သော၊ ဝုပ္ပန္နိ ဝေါ၊ ဝိပါကဝင်္ဂီ မည်၏၊ အင်္ဂါပွန်ကာမဘဝေ အ
 သတ္တန္တိ၊ အင်္ဂါပွန်ကာမဘဝေ အသတ္တံဟူသည်ကား၊ ကာမဘဝေ၊ ကာမ
 ထုံ၌၊ အင်္ဂါပွန်၊ ကြောင့်ကြခြင်းမရှိသော၊ အသတ္တံ၊ တပ်ခြင်းမရှိသော၊ အ
 လင်္ဂံ၊ ငြိခြင်းမရှိသော၊ အလင်္ဂိတံ၊ အထူးသဖြင့် ငြိခြင်းမရှိသော၊ အပလိဗုဒ္ဓံ၊
 အပန်တလဲလဲ ဖွဲ့ခြင်းမရှိသော၊ နိတ္တန္တံ၊ ထွက်မြေပက်ပြီးသော၊ နိဿဓုံ၊
 စွန့်ပြီးသော၊ ဝိပ္ပရတ္တံ၊ အပြားအားဖြင့်လွတ်သော၊ ဝိသံယုတ္တံ၊ ကောင်းစွာမ
 ဟုဉ်သော၊ ဝိပရိယာဒိကတေန၊ ပိုင်းခြားခြင်းကင်းသော၊ စေတသော၊ စိတ်
 ဖြင့်၊ ဝိပာရန္တံ၊ နေသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ဟူ၍၊ အဘိဇညာ၊ သိရာ၏၊ ဣတိ အ
 ယံ၊ ဤသည်သည်၊ အင်္ဂါပွန်ကာမ ဘဝေ အသတ္တန္တိ ပဒေသာ၊ အင်္ဂါပွန်ကာမ
 ဘဝေ အသတ္တံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အဒ္ဓါဟိသော၊ ဩစာ
 မိမံ အတာရိဘိတ္ထေ ပဒေ၊ အဒ္ဓါဟိသော၊ ဩစာမိမံ အတာရိဟူသော ဤပုဒ်၌၊
 အဒ္ဓါဟိ၊ အဒ္ဓါဟူသည်ကား၊ ဧကံ သဝေခံ၊ စင်စစ်ကို ဟောသောသဒ္ဓါ
 တည်း(ပ)၊ အဒ္ဓါဟိ ဧဟံ၊ အဒ္ဓါဟူသော ဤသဒ္ဓါသည်၊ အဝတ္ထာပနဝေခံ၊ အ
 ဖြိတည်ခြင်းကိုဟောသောသဒ္ဓါတည်း၊ ဩစန္တိ၊ ဩစံဟူသည်ကား၊
 ကာမေစံ၊ ကာမဟုဆိုအပ်သော ဩစာကိုထည်းကောင်း၊ ဘဝေါစံ၊ ဘဝ
 ဟုဆိုအပ်သော ဩစာကိုထည်းကောင်း၊ ဒိဋ္ဌာစံ၊ ဒိဋ္ဌိဟုဆိုအပ်သော ဩ
 စာကိုထည်းကောင်း၊ အဝိဇ္ဇာစံ၊ အဝိဇ္ဇာဟုဆိုအပ်သော ဩစာကိုထည်း
 ကောင်း၊ အဘာရိကိ၊ အဘာရိဟူသည်ကား၊ ဥတ္တရိ၊ သေဘာပတ္တိမင်္ဂဖြင့်
 လွန်ပြီးပတရိ၊ သကဒါဂါမိမင်္ဂဖြင့်လွန်ပြီးသမတိတ္တမိ၊ အနာဂါမိမင်္ဂဖြင့်လွန်
 ပြီးဝိတိဝတ္တိ၊ အရဟတ္တမင်္ဂဖြင့်လွန်ပြီး၊ ဣတိ အယံ၊ ဤသည်သည်၊ အဒ္ဓါဟိ
 သော ဩစာမိမံ အတာရိဘိပဒေသာ၊ အဒ္ဓါဟိသော ဩစာမိမံ အတာရိဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တိဇ္ဈောစပါရံ၊ အဝိဇ္ဇာ အကင်္ခါ၊ တိဇ္ဈောပ
 ဒေ၊ တိဇ္ဈောစပါရံ၊ အဝိဇ္ဇာ အကင်္ခါ ဟူသော ဤပုဒ်၌၊ တိဇ္ဈောတိ၊
 တိဇ္ဈောဟူသည်ကား၊ ကာမေစံ၊ ကာမဟုဆိုအပ်သော ဩစာကို၊
 တိဇ္ဈော၊ အရဟတ္တမင်္ဂဖြင့်ကူးပြီးဘဝေါစံ၊ ဘဝဟုဆိုအပ်သော ဩစာ

၂၂

ကို၊ တိဗ္ဗော၊ အနာဂါမိမင်္ဂဖြင့်ကူးပြီး၊ ဒိဋ္ဌာစာ၊ ဒိဋ္ဌိဟု ဆဲအပ်သောကြာစာ
ကို၊ တိဗ္ဗော၊ သောတာပတ္တိမင်္ဂဖြင့်ကူးပြီး၊ အဝိဇ္ဇာစာ၊ အဝိဇ္ဇာဟု ဆဲအပ်
သောကြာစာကို၊ တိဗ္ဗော၊ အရဟတ္တမင်္ဂဖြင့်ကူးပြီး၊ သံသယရဝထံ၊ သံသရာ
တည်းဟူသော ခန္ဓာအာယ တနာဝေတ်တို့၏ မပြတ်ဖြစ်ခြင်း ခရီးကို၊
တိဗ္ဗော၊ အရဟတ္တမင်္ဂဖြင့်ကူးပြီး၊ ဥတ္တိဗ္ဗော၊ သောတာပတ္တိမင်္ဂဖြင့်ကူးပြီး၊
နိတ္တိဗ္ဗော၊ သကဒါဂါမိမင်္ဂဖြင့်ကူးပြီး၊ အတိတ္တန္တော၊ အနာဂါမိမင်္ဂဖြင့်
လွန်ပြီး၊ တိဗ္ဗော၊ အရဟတ္တမင်္ဂဖြင့်လွန်ပြီး၊ သော၊ ထိုသူသည်၊ ဝုတ္တဝါ
သော၊ အရိယာတို့၏ နေခြင်းဖြင့် နေ၏၊ ဝိဇ္ဇာပုဂ္ဂိုလ်တော်၊ သမပတ်သွယ်ပေးပါး
သောဝံသိဘော်ရှိ၏၊ ဂတဇ္ဇော၊ သံသရာတည်းဟူသော အစွန့်လွှဲပြီး၊
ဂတဒိသော၊ နိဗ္ဗာန်ဟူသော အရပ်သို့ရောက်ပြီး၊ ဂတကောဓိယော၊ အထွဋ်
ဖြစ်သော နိဗ္ဗာန်သို့ရောက်၏၊ ဝါလိတ၊ ဗြဟ္မစရိယော၊ စောင့်အပ်သော မြတ်
သော အကျင့်ရှိ၏၊ ဥတ္တမဒိဋ္ဌိပုဂ္ဂိုလ်တော်၊ မြတ်သော လမာဒိဋ္ဌိသို့ရောက်၏၊ ဘာဝိ
တမဂ္ဂေါ၊ ပွားစေအပ်သော မင်္ဂရှိ၏၊ ပဟိနာဂိသေသော၊ ပတ်အပ်ပြီးသော
ကိလေသာရှိ၏၊ ပရိသိဒ္ဓါကုပ္ပေါ၊ ထိုးထွင်း၍ သိအပ်သော မတုန်မထွက်သော
အရဟတ္တဗိုလ်ရှိ၏၊ သန္တိကတော၊ မျက်မှောက်ပြုအပ်သော နိဗ္ဗာန်
ရှိ၏၊ ဟဿ၊ ထိုသူသည်၊ နုတ္တံ၊ သုံးပါးသော ပရိနုတ္တံ၊ ပရိညုတံ၊ ပိုင်း
ခြား၍ သိအပ်ပြီး၊ သမုဒယော၊ နုတ္တံ၏ အကြောင်းဖြစ်သော သမုဒယသစ္စာ
ကို၊ ပဟိနော၊ ပတ်အပ်ပြီး၊ မဂ္ဂေါ၊ မဂ္ဂသစ္စာကို၊ ဘာဝိတော၊ ပွားစေအပ်ပြီး၊
နိရောဓော၊ နိရောဓသစ္စာကို၊ သန္တိကတော၊ မျက်မှောက် ပြုအပ်ပြီး၊ အဘိ
ညောယျံ၊ အလွန်သော ဉာဏ်ဖြင့် သိအပ်သည်ကို၊ အဘိညာတံ၊ အလွန်သော
ဉာဏ်ဖြင့် သိအပ်ပြီး၊ ပရိညောယျံ၊ ပိုင်းခြား၍ သိအပ်သည်ကို၊ ပရိညုတံ၊
ပိုင်းခြား၍ သိအပ်ပြီး၊ ပဟာတဗ္ဗံ၊ ပတ်အပ်သည်ကို၊ ပဟိနံ၊ ပတ်အပ်ပြီး၊
ဘာဝေတဗ္ဗံ၊ ပွားစေအပ်သည်ကို၊ ဘာဝိတံ၊ ပွားစေအပ်ပြီး၊ သန္တိကတဗ္ဗံ၊
မျက်မှောက် ပြုအပ်သည်ကို၊ သန္တိကတံ၊ မျက်မှောက် ပြုအပ်ပြီး၊ သော၊ ထို
သူသည်၊ ဥက္ခိတ္တပလိဓော၊ နှုတ်အပ်ပြီးသော အဝိဇ္ဇာတည်းဟူသော တံခါး
ကြည်ရှိ၏၊ အသံကိတ္တုပရိက္ခော၊ မပြောင်းသော ကာမာတိသင်္ခါရတည်း
ဟူသော ကျုံးရှိ၏၊ အဗ္ဗုဇ္ဇေယိကော၊ နှုတ်၍ ပြစ်သော တဗ္ဗော တည်း
ဟူသော တံခါးတိုင်ရှိ၏၊ နိပုပ္ပဇ္ဇော၊ ဖြက်ဆီးအပ်ပြီးသော ဩဓုတ္တဂိယ
တည်းဟူသော တံခါးရှက်ရှိ၏၊ အရိယော၊ ကိလေသာ မရှိသည်ဖြစ်၍ စင်
ကြယ်၏၊ ပန္နစဇော၊ ချအပ်သော မာရ်တည်း ဟူသော တံခွန်ရှိ၏၊ ပန္နတာ
ရော၊ ချအပ်ပြီးသော ခန္ဓာဝန်ရှိ၏၊ ဝိသံယုတ္တော၊ ကင်းသော ကိလေသာရှိ၏။

ပဉ္စင်္ဂဗိဗ္ဗတိနော၊ ပယံအပ်ပြီးသောကောမဆန္ဒစသော ငါးပါးသောအင်္ဂါရှိ၏၊
 ဆန္ဒဂံ သမ္ပန္နာဂတော၊ ခြောက်ပါးသော အင်္ဂါနှင့်ပြည့်စုံ၏၊ ကောမရက္ခော၊
 မြက်သော သတိတည်းဟုစောင့်ရှောက်ခြင်းရှိ၏၊ စတုရားပသေနော၊ ပညာ
 ဖြင့်မှီ၍ခြင်းစသောလေးပါးသောမြီရာရှိ၏၊ ပနုတ္ထပစ္စေကသစ္စော၊ ပယံထုတ်
 အပ်သောအသီးအသီးသောသစ္စာရှိ၏၊ သမဝယသစ္စေသနော၊ ကောင်းစွာ
 စွန့် အပ်သောကောင့်တခြင်းရှာမှီးခြင်းရှိ၏၊ အနာဝိလသင်္ကပ္ပေါ၊ ကြည်စင်
 သောအကြံရှိ၏၊ ဗသယန္တကောယသင်္ခါရော၊ ငြိမ်းပြီးသောကာယသင်္ခါရရှိ၏၊
 သုဝိရုတ္တပိတ္တော၊ ကိလေသာမှ ကောင်းစွာလွတ်သောပိတ်ရှိ၏၊ သုဝိရုတ္တ
 ပညော၊ ကိလေသာမှလွတ်သော ကောင်းသောပညာရှိ၏၊ ကေဝထိ၊ အလုံး
 စုံသောသူတော်ကောင်း တရားနှင့်ပြည့်စုံ၏၊ ဝုထိတဂါ၊ သုံးပြီးသောမြတ်
 သောအကျင့်ရှိ၏၊ ဥတ္တမဝုရိသော၊ ကိလေသာကုန်ပြီးသော ကြောင့်ထူး
 မြတ်သောဖေ ခက်ျားဖြစ်၏၊ ပရမဝုရိသော၊ မြတ်သောဖေခက်ျားဖြစ်၏၊ ပ
 ရမတ္ထပတ္တိပစ္စေကာ၊ မြတ်သောအကျိုးဖြစ်သောရောက်အပ်သော အရဟတ္တ
 ဖိုလ် သို့ရောက်၏၊ ဇာယာ၊ ထိုသူသည်၊ နေဝအာပိနဒတိ၊ ကုသိုလ်အကုသိုလ်
 တို့၏အကျိုးကိုလည်းမဆီးဘူး၊ နအပပိနဒတိ၊ ဖျက်လည်းမဖျက်ဆီး၊ နအပ
 ပိနေတွာ၊ ဖျက်ဆီးပြီးသည်ဖြစ်၍၊ ဋ္ဌိတော၊ တည်၏၊ နေဝမဇပာတိ၊ ကိလေ
 သာတို့ကိုစွန့်ဆဲလည်းမဟုတ်၊ နဥပါဒိယတိ၊ တဏှာဒိဋ္ဌိအားဖြင့်မစွဲလမ်း၊
 ပဇတိတွာ၊ တဏှာဒိဋ္ဌိကိလေသာတို့ကို စွန့်ပြီးသည်ဖြစ်၍၊ ဋ္ဌိတော၊ တည်
 ၏၊ နေဝသံဘိဗ္ဗတိ၊ တဏှာအားဖြင့် လည်းမချုပ်၊ နဥသိနေတိ၊ မာရ်အား
 ဖြင့်လည်းမချုပ်၊ ဝိသိနိတွာ၊ မာရ်ကို ပယ်ပြီးသည်ဖြစ်၍၊ ဋ္ဌိတော၊ တည်၏၊
 နေဝဝိဂ္ဂပေတိ၊ ကိလေသာမီးကိုမငြိမ်းစေ၊ နသံဂ္ဂပေတိ၊ ကိလေသာမီးကို
 မကောက်စေ၊ ဝိဂ္ဂပေတွာ၊ ကိလေသာမီးကိုငြိမ်းစေပြီး၍၊ ဋ္ဌိတော၊ တည်၏၊
 အသေခေန၊ အသေခဖြစ်သော၊ သိလက္ခန္ဓေန၊ သိလဂေဠုးဇူးနှင့်၊ သမန္နာဂ
 တတ္ထာ၊ ပြည့်စုံသော ကြောင့်၊ ဋ္ဌိတော၊ တည်၏၊ အသေခေန၊ အသေခဖြစ်
 သော၊ သမာဓိက္ခန္ဓေန၊ သမာဓိဂေဠုးဇူးနှင့်၊ ပညက္ခန္ဓေန၊ ပညာဂေဠုးဇူးနှင့်၊
 ဝိရုတ္တိက္ခန္ဓေန၊ ဝိရုတ္တိဂေဠုးဇူးအပေါင်းနှင့်၊ ဝိရုတ္တိညာဏဓသနက္ခန္ဓေန၊
 ပစ္စဝေက္ခန္ဓာညာဏ်အပေါင်းနှင့်၊ သမန္နာဂတတ္ထာ၊ ပြည့်စုံသည်၏အဖြစ်
 ကြောင့်၊ ဋ္ဌိတော၊ တည်၏၊ သစ္စံ၊ လေးပါးသောသစ္စာကို၊ သံပဋိပါဒိပိတွာ၊
 သဘောအားဖြင့် မိမိသန္တာန်၌ ပြည့်စုံစေ၍၊ ဋ္ဌိတော၊ တည်၏၊ ဧဝံ၊ ဤသို့၊
 သမတိတ္ထပိတွာ၊ ကောင်းစွာ လွန်စေ၍၊ ဋ္ဌိတော၊ တည်၏၊ ကိလေသပိ၊
 ရာဂစသောမီးကို၊ ပရိယာဒိတွာ၊ ငြိမ်းစေ၍၊ ဋ္ဌိတော၊ တည်၏၊ အပရိ

ယာဒိတံ၊ မပြင်းစေသည်ဖြစ်၍၊ နုဗ္ဗိတော၊ မတည်၊ အပရိဂမနတံ၊
 တဖန်မရောက်သော အဖြစ်ဖြင့်၊ ဗြဟ္မတော၊ တည်၏၊ ဗဟကံ၊ ကောင်းသော
 ယူခြင်းကို၊ သမာဒါယ၊ ကောင်းစွာယူ၍၊ ဗြဟ္မတော၊ တည်၏၊ ဝဇ္ဇံ၊ အပြစ်
 ကို၊ သမာဒိတ္တံ၊ ကောင်းစွာလွန်၍၊ ဗြဟ္မတော၊ တည်၏၊ ဝိရတ္တိပရိသေ
 ဝနတံ၊ ကိလေသာတို့မှ လွတ်၍ ဖာသမာပတ်ကို ခြံသောအားဖြင့်၊
 ဗြဟ္မတော၊ တည်၏၊ ပါရိသုဒ္ဓိယံ၊ ကိလေသာတို့မှ လွတ်သော ကြောင့် စင်
 ကြယ်သော၊ မေတ္တာယ၊ မေတ္တာဖြင့်၊ ဗြဟ္မတော၊ တည်၏၊ ပါရိသုဒ္ဓိယံ၊ ကိလေ
 သာမှ လွတ်သော ကြောင့် စင်ကြယ်သော၊ ကရုဏာယ၊ ကရုဏာဖြင့်၊
 ဗြဟ္မတော၊ တည်၏၊ ပါရိသုဒ္ဓိယံ၊ ကိလေသာမှ လွတ်သော၊ ရုဗ္ဗိတံ၊ ရုဗ္ဗိတံ
 ဖြင့်၊ ဥပေက္ခာယ၊ ဥပေက္ခာဖြင့်၊ ဗြဟ္မတော၊ တည်၏၊ အဗ္ဗန္တုပါရိသုဒ္ဓိယံ၊ အ
 လွန်စင်ကြယ်ခြင်း၏အဆုံးသို့ ရောက်သဖြင့်၊ ဗြဟ္မတော၊ တည်၏၊ အကမ္မတာ
 ယ၊ ကံတဏှာမာနကင်းသော၊ ပါရိသုဒ္ဓိယံ၊ စင်ကြယ်ခြင်းဖြင့်၊ ဗြဟ္မတော၊
 တည်၏၊ ဝိရတ္တံ၊ ကိလေသာလွတ်သည်၏အဖြစ်ဖြင့်၊ ဗြဟ္မတော၊ တည်၏၊
 သန္တုသိတတ္တာ၊ ရောင့်ရဲ လွယ်သည်၏အဖြစ်ဖြင့်၊ ဗြဟ္မတော၊ တည်၏၊ ခန္ဓ
 ဓာတုအာယ ကနပရိယန္တေ၊ ခန္ဓာဓာတ်အာ ယကနတို့၏အဆုံး၌၊ ဗြဟ္မတော၊
 တည်၏၊ အန္တိမသမုဒယော၊ အဆုံးသောဖြစ်ခြင်း၌၊ ဗြဟ္မတော၊ တည်၏၊ အန္တိ
 မဒေဟပရိယန္တေ၊ အဆုံးဖြစ်သောကိုယ်၏အဖြစ်၌၊ ဗြဟ္မတော၊ တည်၏၊ ဂတိ
 ပရိယန္တေ၊ ငါးပါးသော ဂတိ၏အဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ ဥပပတ္တိပရိယ
 န္တေ၊ နှစ်ပါးသောဖြစ်ခြင်း၏အဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ ပရိသန္တုပရိယန္တေ၊
 သုံးပါးသောပရိသန္တေ၏အဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ ဘဝပရိယန္တေ၊ ကိုးပါး
 သောဘဝ၏အဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ သံသာရာပရိယန္တေ၊ ခန္ဓာအာယ တန
 ဓာတ်တို့၏မပြတ်ဖြစ်ခြင်းအဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ ဝဇ္ဇပရိယန္တေ၊ ဝဋ်သုံး
 ပါး၏အဆုံး၌၊ ဗြဟ္မတော၊ တည်၏၊ အန္တိမဘဝေ၊ အဆုံးဖြစ်သောဘဝ၌၊ ဗြဟ္မတော
 တည်၏၊ အန္တိမေသမုသယော၊ အဆုံးဖြစ်သော ကိုယ်၏အဖြစ်၌၊ ဗြဟ္မတော၊
 တည်၏၊ အန္တိမဒေဟရော၊ အဆုံးသောကိုယ်ကိုဆောင်တတ်၏၊ အရဟတ
 မကောင်းမှုကိုပြုခြင်း၌ ဆိတ်ကွယ်ရာမရှိခြင်းကြောင့် အရဟတမည်၏။
 တဿ၊ ထိုရဟန္တာ၏၊ အယံတဝေါ၊ ဤအတ္တဘောသည်၊ ပစ္ဆိမကော၊ အ
 ဆုံးဖြစ်၏၊ အသံသရဿယော၊ ဤအတ္တဘောသည်၊ စရိမော၊ နဲ့နည်း၏၊
 ဇာတိမရဏသံသာရော၊ ပရိသန္တေနုခြင်း သေခြင်းရှေ့ ဝျှောခြင်းရှိသော၊
 ပုနတ္တ ဝေါ၊ တဖန်ဖြစ်ခြင်းသည်၊ တဿ၊ ထိုရဟန္တာအား၊ နုတ္ထိ၊ မရှိ၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ တိဗ္ဗောတိပဒဿ၊ တိဗ္ဗောဟူသောပုဂ္ဂိုလ်၏၊ အတ္ထော၊ အ

နာမ်တည်း၊ ပါရန္တိ၊ ပါရိဟူသည့်ကား၊ အမတ်၊ သေခြင်းကင်းသော၊ နိဗ္ဗာန်၊
 နိဗ္ဗာန်ထို၊ ပါရိ၊ ပါရိဟူ၍၊ ဂုဗ္ဗထိ၊ ဆိုအပ်၏၊ ယောသော၊ အကြွင်းတရား
 သည်၊ သဗ္ဗသင်္ခါရံသမထော၊ အဆုံးရံသောသင်္ခါရံတို့၏ ငြိမ်းရာဖြစ်၏၊ သ
 ဗ္ဗုပရိပဋိနိဗ္ဗာနော၊ ခပ်ထိမ်းသော ဥပမိတို့၏စွန့်ရာဖြစ်၏၊ စာဗ္ဗတ္တယော၊
 တဗ္ဗာ၏တုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ ဝိရောဓော၊ ရာဂ၏
 ချုပ်ရာဖြစ်၏၊ နိဗ္ဗာန်၊ ဝါနဟူဆိုအပ်သော တဗ္ဗာမှထွက်မြောက်ရာဖြစ်၏၊
 သော ထို သူသည်၊ ပါရိ၊ နိဗ္ဗာန်သို့၊ ဂတော၊ မဂ်ဖြင့်ရောက်၏၊ ပါရိ၊ နိဗ္ဗာန်သို့၊
 ပတ္တော၊ ဖိုလ်ဖြင့်ရောက်ပြီ၊ အန္တဂတော၊ မဂ်ဖြင့်အဆုံးသို့ရောက်ပြီ၊ အန္တပတ္တော၊
 ဖိုလ်ဖြင့်အဆုံးသို့ရောက်ပြီ၊ ကောဋိဂတော၊ မဂ်ဖြင့် အထွတ်သို့ရောက်ပြီ၊
 ကောဋိပတ္တော၊ ဖိုလ်ဖြင့်အထွတ်သို့ရောက်ပြီ၊ ပရိယန္တဂတော၊ မဂ်ဖြင့်ကော
 က၏ အဆုံးသို့ရောက်ပြီ၊ ပရိယန္တပတ္တော၊ ဖိုလ်ဖြင့်ထောက၏အဆုံးသို့ရောက်
 ပြီ၊ ပေါသာနဂတော၊ မဂ်ဖြင့်အဆုံးသို့ရောက်ပြီ၊ ပေါသာနပတ္တော၊ ဖိုလ်ဖြင့်
 အဆုံးသို့ရောက်ပြီ၊ တာဏဂတော၊ မဂ်ဖြင့်စောင့်ရှောက်ရာသို့ရောက်ပြီ၊
 တာဏပတ္တော၊ ဖိုလ်ဖြင့် စောင့်ရှောက်ရာသို့ရောက်ပြီ၊ ဝေဏဂတော၊ မဂ်
 ဖြင့်ပုန်းအောင်းရာသို့ရောက်ပြီ၊ ဝေဏပတ္တော၊ ဖိုလ်ဖြင့်ပုန်းအောင်းရာသို့
 ရောက်ပြီ၊ သရဏဂတော၊ မဂ်ဖြင့် ကိုးကွယ်ရာသို့ရောက်ပြီ၊ သရဏပ
 တ္တော၊ ဖိုလ်ဖြင့်ကိုးကွယ်ရာသို့ ရောက်ပြီ၊ အာယဂတော၊ မဂ်ဖြင့်ဘေးမဲ့
 ခြင်းသို့ရောက်ပြီ၊ အာယပတ္တော၊ ဖိုလ်ဖြင့်ဘေးမဲ့ခြင်းသို့ ရောက်ပြီ၊ အဗ္ဗု
 တဂတော၊ မဂ်ဖြင့် စုတေ့ခြင်းကင်းသော နိဗ္ဗာန်သို့ရောက်ပြီ၊ အဗ္ဗုတပ
 တ္တော၊ ဖိုလ်ဖြင့် စုတေ့ခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်ပြီ၊ အမတဂတော၊
 မဂ်ဖြင့်သေခြင်းကင်းသော နိဗ္ဗာန်သို့ရောက်ပြီ၊ အမတပတ္တော၊ ဖိုလ်ဖြင့်သေ
 ခြင်းကင်းသော နိဗ္ဗာန်သို့ရောက်ပြီ၊ နိဗ္ဗာနဂတော၊ မဂ်ဖြင့် ဝါနဟူဆိုအပ်
 သော တဗ္ဗာမှထွက်မြောက်ရာ နိဗ္ဗာန်သို့ရောက်ပြီ၊ နိဗ္ဗာနပတ္တော၊ ဖိုလ်ဖြင့်ဝါ
 နဟူဆိုအပ်သော တဗ္ဗာမှထွက်မြောက်ရာ နိဗ္ဗာန်သို့ရောက်ပြီ၊ သော၊ ထိုသူ
 သည်၊ ဂုဗ္ဗဝါ၊ ယော၊ အရိယာတို့၏နေခြင်းဖြင့်နေပြီ၊ စိတ္တစရေဏော၊ သမာ
 ပက်၌လေ့လာသော ဝသိဘော်ရှိပြီ၊ (လ)၊ ဇာတိမရဏသံသာရော၊ ဇာတိ
 မရဏသံသာရတည်းဟူသော ရွှေ့ခြင်းရှိသော၊ ပုနတ္တဝါ၊ တတန်ပဋိသ
 နွေနေခြင်းသည်၊ တာယ၊ ထိုသူအား၊ နတ္ထိ၊ မရှိ၊ ဣတိအယံ၊ ဤသည်လျှင်၊ တိ
 န္ဗောစပါရန္တိ၊ ပဒဿ၊ တိဗ္ဗောစပါရိ ဟူသောပုဒ်၏၊ အတ္တော၊ အနက်
 တည်း၊ အိဗ္ဗေတိ၊ အိဗ္ဗေတဟူသည်ကား၊ ရာဂေါဝိယော၊ ရာဂဟူသော
 ပြောင့် ဘည်းကောင်း၊ ဒေါသဝိယော၊ ဒေါသဟူသော ပြောင့် သည်းကောင်း၊

မောဟောဝိလော၊ မောဟဟူသောကြောင့် သည်းကောင်း၊ ကောဇော၊ အ
 မျက်ထွက်ခြင်းတည်းဟူသောကြောင့်လည်းကောင်း၊ ဥပနာကော၊ ရန်ငြိုး
 ဖွဲ့ခြင်းဟူသော ကြောင့်လည်းကောင်း၊ (ပ)၊ သဗ္ဗဏုသလံဘိသင်္ခါရာ၊ ခပ်
 သိမ်းကုန်သော အကုသိုလ်သင်္ခါရတို့ လည်းကောင်း၊ ယသ၊ အကြင်သူ
 သည်၊ ကောဝိလော၊ ထိုကြောင့်တို့ကို ပယ်နု၊ ပယ်အပ်ကုန်ပြီ၊ သရက္ခိန္ဒာ၊
 ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဂူပသန္တာ၊ ငြိမ်းကုန်ပြီ၊ ပဒိုပဿဒ္ဓါ၊ အလွန်ငြိမ်း
 ကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါမထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ ဥာဏ်
 တည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊ တိုက်အပ်ကုန်ပြီ၊ သော၊ ထိုသူကို အခါလော၊
 အခါလဟူ၍၊ ဝုတ္တကိ၊ ဆိုအပ်၏၊ အကင်္ခါတ်၊ အကင်္ခါတ်ဟူသည့်ကား၊ ဒုက္ခေ၊
 ဒုက္ခသစ္စာ၌၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ ဒုက္ခသမုဒယေ၊ ဒုက္ခ၏အ
 ကြောင်းဖြစ်သော သမုဒယသစ္စာ၌၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ ဒုက္ခ
 နိရောဓေ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော နိဗ္ဗာန်၌၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊
 ဒုက္ခနိရောဓဂါမိနိယာ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊
 ပဒိုပဒါယ၊ အကျင့်၌၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ ပုဗ္ဗန္တေ၊ ရှေးအစွန်း၌၊
 ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ အပရန္တေ၊ နောက်အစွန်း၌၊ ကင်္ခါ၊ ယုံမှား
 ခြင်းလည်းကောင်း၊ ပုဗ္ဗန္တေ၊ ရှေးအစွန်း၌၊ ကင်္ခါ၊ ယုံမှားခြင်း
 လည်းကောင်း၊ ဣပ္ပတ္တယတာပဒိုစ္စသမုဒယန္တေ၊ အကျိုးအကြောင်းကိုစွဲ၍
 ဖြစ်ကုန်သော၊ ဝေဇ္ဇေသု၊ တရားတို့၌၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ ဝေဇ္ဇ
 ပါ၊ ဤသို့ သဘောရှိသော၊ ယာ၊ ဝါ၊ အကြင်ယုံမှားခြင်း လည်းကောင်း၊ က
 ဝါယနာ၊ ယုံမှားသော အခြင်းအရာလည်းကောင်း၊ ကင်္ခါယိတတ္တံ၊ ယုံမှား
 ကာသုဇာ အဖြစ်လည်းကောင်း၊ ဝိမတိ၊ တွေးတောခြင်း လည်းကောင်း၊
 ဝိမိကိန္ဒာ၊ ယုံမှားခြင်း လည်းကောင်း၊ ဧဒ္ဓဇ္ဇကံ၊ နှလုံးနှစ်ခွဲ ရှိခြင်းလည်း
 ကောင်း၊ ဧဒ္ဓါပထော၊ နှစ်ဖြာသော အကြောင်းရှိခြင်းလည်းကောင်း၊ သံသ
 ယော၊ နိစ္စအနိစ္စဟူသော ကပါးပါးသော အခြင်းအရာ၌ တည်ခြင်းငှါမစွမ်း
 နိုင်ခြင်း လည်းကောင်း၊ အနောကံသဂါဟော၊ စင်စစ်ယူခြင်းငှါ မစွမ်း
 နိုင်ခြင်းလည်းကောင်း၊ အာယုနာ၊ အာရုံကိုဆုံးဖြတ်ခြင်းငှါ မတတ်နိုင်
 သည်ဖြစ်၍ ရှေ့လျှောက်ခြင်း လည်းကောင်း၊ ပရိသပ္ပနာ၊ အာရုံကို ယူခြင်း
 ငှါမစွမ်းနိုင်သည်ဖြစ်၍ ထက်ဝန်းကျင်မှ ရှေ့လျှောက်ခြင်း လည်းကောင်း၊
 အာရိယောဂါဟာနာ၊ ဥာဏ်ဖြင့် ထက်ဝင် ခြင်းငှါမစွမ်းနိုင်ခြင်း လည်း
 ကောင်း၊ ဝိတ္တဿ၊ စိတ်၏၊ ဆန္ဒိတတ္တံ၊ ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်သော
 ကြောင့်ခက်တရော်ရှိသော အဖြစ်သည်လည်းကောင်း၊ မနောဝိသေခေါ၊

ဂိတိ၏အချစ်ခြင်းလည်းကောင်း၊ ယံသာအကြင်သူသည်၊ ဇေးကကသီ၊ ဤ
ယံမှားခြင်းတို့ကို ပတ်နာ၊ ပတ်အပ်ကုန်ပြီ၊ ယမုန္တိန္ဒာ၊ ကောင်းစွာဖြတ်အပ်
ကုန်ပြီ ဂူပသန္တာ၊ ငြိမ်းစေအပ်ယုန်ပြီ၊ ဝိဒါ၊ ရှိ၊ အလွန်ငြိမ်းစေအပ်ကုန်
ပြီ၊ အတဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ မထိုရာကုန်ပြီ၊ ဥာထဝိနာ၊ ဥာဏ်
တည်းဟူသောစီးခြင်း၊ စော၊ ဖုတ်ကြည့်အပ်ကုန်ပြီ၊ သော၊ ထိုသူကုန်အက
ခေါ်၊ အကသီဟူ၍၊ ဝုပ္ပတ်၊ ဆိုအပ်၏၊ ဣတိ၊ အယံ၊ ဤသို့လျှင်၊ ဝိ၊ ဧတ္ထ၊ ဝေါ
ရံ၊ အဝိသောအကခေါ်၊ ဝိပဒသ၊ ဝိ၊ ဧတ္ထ၊ ဝပပံရံ၊ အဝိသောအကခေါ်ဟူသော
ဝုန္တိအတ္ထော၊ အနက်တည်း၊ ဝေဒန၊ ထိုကြောင့်၊ ဝဂဝေါ၊ မြတ်စွာထုရား
သည်၊ ယံဖြာဟူ၍၊ ဝေဒဂု အဘိဓညာအက်ဥန်ကာ၊ မဟာဝေဒဂု၊ ဝတ္ထိအတ္ထိဟိ
သော၊ ဩစာဝိမံ အတာရိတိ၊ ဧတ္ထာဝါရံ၊ အဝိသောအကသီ၊ ဝိ၊ ယံဖြာဟူ၍
ဝေဒဂုအဘိဓညာအက်ဥန်ကာ၊ မဟာဝေဒဂု၊ ဝတ္ထိအတ္ထိဟိသော၊ ဩစာ ဝိမံ၊
တာရိတိ၊ ဧတ္ထာဝါရံ၊ အဝိသောအကခေါ်၊ ဟူ၍၊ အာဟ၊ ဝေဒဂု၊ ဝေဒဂု၊
ဝေဒဂု၊ မေတ္တရူ၊ မေတ္တရူပဋ္ဌာသုတ္တနိဒ္ဒေသ၊ ဝေဒဂု၊ ဝိ၊ အဝိသော၊ ဝေဒဂု၊
ရောက်ပြီးသော၊ သော၊ နရော၊ အကြင်သူသည်၊ ဣ၊ ဤသော၊ နာ၊ နာ၊ ဝိ၊
ဝိဒါ၊ စ၊ ဆိ၊ ဆိ၊ ဝိ၊ သတ္တ၊ တည်း၊ တဝေါ၊ စော၊ ဝေဒဂု၊ ဝေဒဂု၊ ဝေဒဂု၊
ဝိ၊ ဤတံ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
ရာဝစသောညည်းဆဲခြင်းကင်း၏၊ နိရာသော၊ ဝတ်ခြင်းကင်း၏၊ သော၊ ထိုသူ
သည်၊ ဝေဒဂု၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊ ပဝိ၊
ဖြာ၊ ဝိ၊ ထုရားဟောသတံမူ၏၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
ပဒေ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
ကာ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
နှင့်ပြည့်စုံ၏၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
ဖြင့်နှိုင်းချိန်ကတ်၏၊ ဝေဒဂု၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊
လေးပါး၊ ဝေဒဂု၊ မဂ်ဥာဏ်ဘုံ၊ ဥာဏ်၊ ဥာဏ်၊ ဝေဒဂု၊ ဝေဒဂု၊ ဝေဒဂု၊
ဆိုအပ်၏။ (လ)၊ ပညာ၊ အပြားအားဖြင့် သိတတ်သော ပညာကိုလည်း
ကောင်း၊ ပညာ၊ သိခြင်း၊ အပိုးရတတ်သောပညာကို လည်းကောင်း၊
ပညာဗလံ၊ သိခြင်းမတုန်မထွပ်တတ်သော ပညာကို လည်းကောင်း။ (ဝ)၊
ဝေဒဂု၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊
သိတတ်သော ပညာကိုလည်းကောင်း၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ သော၊ သော၊ သော၊
သော၊ ပညာကိုလည်းကောင်း၊ ဝိ၊ ဝိ၊ ဝိ၊ ဝိ၊ သော၊ သော၊ သော၊ သော၊
ရှုတတ်သောပညာကိုလည်းကောင်း၊ သော၊ သော၊ သော၊ သော၊ သော၊ သော၊



ပညာကို လည်းကောင်း၊ ဝေဒါ၊ ဝေဒဟူ၍၊ ဝုစ္ဆတိ၊ သီအပ်၏၊ တေဟိဝေ
 ဒေဟိ၊ ကိုသို့သော ပညာညာဏ်တို့ဖြင့်၊ ဇာတိဇရာမရတာသ၊ ပရိသန္ဓေ
 နေခြင်းအိုခြင်း သေခြင်း၏၊ အန္တဂတော၊ မဂ်ဖြင့် အဆုံးသို့ ရောက်ပြီး
 သော၊ အန္တပတ္တော၊ ဖိုလ်ဖြင့်အဆုံးသို့ ရောက်ပြီးသော၊ ကောမိုဂတော၊
 မဂ်ဖြင့် အထွဋ်သို့ ရောက်ပြီးသော၊ ကောမိုပတ္တော၊ ဖိုလ်ဖြင့် အထွဋ်သို့
 ရောက်ပြီးသော၊ ပရိယန္တဂတော၊ မဂ်ဖြင့်သောက၏ အဆုံးသို့ ရောက်
 ပြီးသော၊ ပရိယန္တပတ္တော၊ ဖိုလ်ဖြင့်သောက၏အဆုံးသို့ရောက်ပြီးသော၊
 ပေါသာနဂတော၊ မဂ်ဖြင့်အဆုံးသို့ ရောက်ပြီးသော၊ ဝေါသာန ပတ္တော၊
 ဖိုလ်ဖြင့် အဆုံးသို့ရောက်ပြီးသော၊ တာဏဂတော၊ မဂ်ဖြင့်စောင့်ရှောက်
 ရာသို့ရောက်ပြီးသော၊ တာဏပတ္တော၊ ဖိုလ်ဖြင့် စောင့်ရှောက်ရာသို့ရောက်
 ပြီးသော၊ ဝေလဏဂတော၊ မဂ်ဖြင့်ပုန်းအောင်းရာသို့ရောက်ပြီးသော၊ ဝေလဏ
 ပတ္တော၊ ဖိုလ်ဖြင့်ပုန်းအောင်းရာသို့ရောက်ပြီးသော၊ သရဏဂတော၊ မဂ်ဖြင့်
 ကိုးကွယ်ရာသို့ရောက်ပြီးသော၊ သရဏပတ္တော၊ ဖိုလ်ဖြင့်ကိုးကွယ်ရာသို့
 ရောက်ပြီးသော၊ အဘယဂတော၊ မဂ်ဖြင့်ဘေးမဲ့ရာသို့ ရောက်ပြီးသော၊
 အဘယပတ္တော၊ ဖိုလ်ဖြင့်ဘေးမဲ့ ပေးရာသို့ ရောက်ပြီးသော၊ အဗ္ဗုတဂ
 တော၊ မဂ်ဖြင့်စုတေခြင်း ကင်းသော နိဗ္ဗာန်သို့ ရောက်ပြီးသော၊ အဗ္ဗု
 တပတ္တော၊ ဖိုလ်ဖြင့် စုတေခြင်း ကင်းသော နိဗ္ဗာန်သို့ ရောက် ပြီးသော၊
 အမတဂတော၊ မဂ်ဖြင့်သေခြင်းကင်းသော နိဗ္ဗာန်သို့ရောက်ပြီးသော၊ အမ
 တပတ္တော၊ ဖိုလ်ဖြင့်သေခြင်းကင်းသော နိဗ္ဗာန်သို့ရောက်ပြီးသော၊ နိဗ္ဗာနဂ
 တော၊ မဂ်ဖြင့်ဝါနဟုဆိုအပ်သော တဏှာမှ တွက်မြောက်ရာ နိဗ္ဗာန်သို့
 ရောက်ပြီးသော၊ နိဗ္ဗာနပတ္တော၊ ဖိုလ်ဖြင့်ဝါနဟုဆိုအပ်သော တဏှာမှတွက်
 မြောက်ရာနိဗ္ဗာန်သို့ရောက်ပြီးသော၊ ဝါ၊ တနည်းကား၊ ဝေဒါနံ၊ ကိလေသာ
 ဝေဒရုမည်၏၊ ဝါ၊ တနည်းကား၊ ဝေဒေဟိ၊ သိအပ်သောညာဏ်တို့ဖြင့်၊ အန္တ
 ဂတော၊ ဝေဒရုက္ခ၏အဆုံးဖြစ်သော ဖိုလ်သို့ရောက် ပတ်၏၊ ဣတိ၊ ထိုကြောင့်
 ဝေဒရု၊ ဝေဒရုမည်၏၊ ဝါ၊ တနည်းကား၊ သတ္တန္တံ၊ ခုနှစ်ပါးထုန်သော၊ ဓမ္မာနံ၊
 တရားတို့ကို၊ ဝိဒိတတ္တာ၊ သိအပ်သည်၏အဖြစ်ကြောင့်၊ ဝေဒရု၊ ဝေဒရုမည်
 ၏၊ သတ္တာယ၊ ဒိဋ္ဌိ၊ သတ္တာယ၊ ဒိဋ္ဌိကို၊ ဝိဒိတော၊ သိအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိဝိ
 ကိစ္စာ၊ ဝိဝိကိစ္စာကို၊ သိသဗ္ဗတပရာမာသော၊ သိသဗ္ဗတပရာမာသောကို၊ ရော
 ဝေါ၊ ရာဂကို၊ ဒေါသော၊ ဒေါသကို၊ မောဟော၊ မောဟကို၊ မာနော၊ မာနကို၊
 ဝိဒိတော၊ သိအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုသူသည်၊ သံကိလေသိ

ကား၊ ညစ်ညူးစေတတ်ကုန်သော၊ ပေါနောတ္တဝိကာ၊ ဘဝသစ်ကို ဖြစ်စေတတ်
ကုန်သော၊ သဒ္ဓရာ၊ ပူပန်ခြင်းနှင့် ကကွဖြစ်ကုန်သော၊ ဒုက္ခဝိပါကာ၊ ဆင်းရဲ
သော အကျိုးကို ဖြစ်စေတတ်ကုန်သော၊ အာယတိ၊ နေပင်အခါ၌၊ ဇာတ်ဇ
ရာမရက်ိယာ၊ ပဋိသန္ဓေနေခြင်း၊ ဒရိုခြင်း၊ သေခြင်း၊ ဣအကြောင်းဖြစ်ကုန်
သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလာမ္မော၊ အကုသိုလ်တရားတို့
ကို၊ ဝိဒိတာ၊ ထိအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ (၊ သဒ္ဓိယာထိ၊
သဘိသဟူ၍၊ ဘဂဝါ၊ မြတ်စွာဟု ရားသည်၊ အာလပတိ၊ ခေါ်တော်မူ၏၊ သ
ဘိယ၊ သဘိယ၊ သမဏာနံ၊ ရဟန်းတို့အားလည်းကောင်း၊ ဗြာဟ္မဏာနံ၊
ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ ဝေဒါနိ၊ ထိအပ်ကုန်သော၊ ယာနိ၊ အကြွင်း
တရားတို့သည်၊ အတ္ထိသန္တိ၊ ရှိကုန်၏၊ ကေဝလာနိ၊ အထုံးရုံကုန်သော၊ တာနိ
ဝေဒါနိ၊ ထိုထိအပ်သော တရားတို့ကို၊ ဝိစေယျ၊ မဂ်ကို ပွားစေသဖြင့် ထိုရာ
၏၊ သဗ္ဗဝေရံ၊ ခပ်သိမ်းသော ရန်ကို၊ အတိစ္စ၊ လွန်၍၊ သဗ္ဗဝေဒနာသု၊ ခပ်
သိမ်းကုန်သော ဝေဒနာတို့၌၊ ဝိဘရာဂေါ၊ တစ်ခြင်းကင်း၏၊ သော၊ ထိုသူ
သည်၊ ဝေဒဂူ၊ ဝေဒဂူမည်၏၊)၊ နရောတိ၊ နရောဟူသည်ကား၊ သတ္တော၊
ဣပါရုံအစရှိသည်တို့၌ ငြိတတ်သော သူသည်၊ နရော၊ သုဂတိဒုဂ္ဂတိသို့
ဆောင်တတ်သော သူသည်၊ မာနဂေါ၊ မနုမည်သော သူ၏ သားဖြစ်သော သူ
သည်၊ ပေါသော၊ မိမိအလိုလို မွေးတတ်သော သူသည်၊ ဝုပ္ပဏော၊ ငရဲသို့ထား
တတ်သော သူသည်၊ ဇိဂေါ၊ ဇိဝိတိန္ဒြေကို ဆောင်တတ်သော သူသည်၊
ဇဂူ၊ ဇုတေမှ ပဋိသန္ဓေသို့ ရောက်တတ်သော သူသည်၊ ဇန္တု၊ ဒရိုငှ်တတ်
သော သူသည်၊ ဟိန္ဒုဂူ၊ ဣန္ဒြေဖြင့် သွားတတ်သော သူသည်၊ မနုဇော၊ မနုမည်
သော သူမှ ဖြစ်သော သူသည်၊ ဣဂေါတိ၊ ဣပဟူသည်ကား၊ ဣမိယာဒိဋ္ဌိယာ၊
ဤသို့သော အယု၌၊ (ပ)၊ ဣမသ္မိံ မနုသာသော ကော၊ ဤလူ့ ပြည်၌၊ ဣတိ အယံ၊
ဤသည်၌၊ ဝိဒ္ဓါဝယော ဝေဒဂူ နရော ဣဇာတိ ပဒသ၊ ဝိဒ္ဓါဝယော ဝေဒဂူ န
ရော ဣပဟူသော ဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဘဝါဘဝေ သံဂမိမိသန္ဓာ
တိတ္ထေပဒေ၊ ဘဝါဘဝေ သံဂမိမိသန္ဓာဟူသော ဤဝုန်၌၊ ဘဝါဘဝေတိ၊
ဘဝါဘဝေဟူသည်ကား၊ ဘဝါဘဝေ၊ ဘဝယေဘဝကြီး၌၊ ကမ္မထဝေ၊ ကမ္မ
ဝင်္ဂီ၌၊ ပုန ဣဝေ၊ ဝိပါကဝင်္ဂီ၌၊ ကာမဘဝေ၊ ကာမခတ်ဖြစ်သော၊ ကမ္မဘဝေ
ကမ္မာင်္ဂီ၌၊ ဓာမဘဝေ၊ ကာမခတ်ဖြစ်သော၊ ပုန ဣဝေ၊ ဝိပါကဝင်္ဂီ၌၊ ဣပဘ
ဝေ၊ ဣပခတ်ဖြစ်သော၊ ကမ္မဘဝေ၊ ကမ္မဝင်္ဂီ၌၊ ဣပဘဝေ၊ ဣပခတ်ဖြစ်သော
ပုန ဣဝေ၊ ဝိပါကဝင်္ဂီ၌၊ အဣပဘဝေ၊ အဣပခတ်ဖြစ်သော၊ ကမ္မဘဝေ၊
ကမ္မဝင်္ဂီ၌၊ အဣပဘဝေ၊ အဣပခတ် ဖြစ်သော၊ ပုန ဣဝေ၊ ဝိပါကဝင်္ဂီ၌၊



အား၊ သောတဏှာ၊ ဤတဏှာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သရုတ္တိန္ဒာ၊
 ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝူပသန္တာ၊ ကောင်းစွာငြိမ်းစေအပ်ကုန်ပြီ၊ ပရိပ
 သာဒ္ဓါ၊ အလွန် ငြိမ်းစေအပ်ကုန်ပြီ၊ အဘဗျုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ
 ထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊ ဗုဒ္ဓိကြည်
 အပ်ကုန်ပြီ၊ သော၊ ထိုသူကို၊ ဝိတတဏှော၊ ကင်းပြီ၊ သောတဏှာ၊ ရှိ၏ဟူ၍၊
 ဝိဂတဏှော၊ ကင်းပြီးသော တပ်ခြင်းရှိ၏ဟူ၍၊ စတ္တတဏှော၊ စွန့်ပြီး
 သောတဏှာရှိ၏ဟူ၍၊ ဝန္တတဏှော၊ အန့်ပြီးသောတဏှာရှိ၏ဟူ၍၊ ဓတ္တတ
 ဏှော၊ လွတ်ပြီးသောတဏှာရှိ၏ဟူ၍၊ ပဟိနတဏှော၊ ပယ်အပ်ပြီးသောတ
 ဏှာရှိ၏ဟူ၍၊ ပရိနိ သဗ္ဗတဏှော၊ တဖန်စွန့်အပ်ပြီးသော တဏှာရှိ၏ဟူ၍၊
 ဝိတရာဂေါ၊ ကင်းပြီးသောရာဂရှိ၏ဟူ၍၊ စတ္တရာဂေါ၊ စွန့်အပ်ပြီးသောရာ
 ဂရှိ၏ဟူ၍၊ ပဟိနရာဂေါ၊ ပယ်အပ်ပြီးသော ရာဂရှိ၏ဟူ၍၊ ပရိနိသဗ္ဗရာ
 ဂေါ၊ တဖန်စွန့်အပ်ပြီးသောရာဂရှိ၏ဟူ၍၊ နိစ္ဆာတော၊ မွတ်ထိပ်ခြင်းကင်း၏
 ဟူ၍၊ နိဗ္ဗာသော၊ ငြိမ်းသောသဘောရှိ၏ဟူ၍၊ ဝိတိတုတော၊ ချမ်းမြေ့သော
 သဘောရှိ၏ဟူ၍၊ သုခပရိဝံဝေဒိ၊ သုခကိုခံစားသော သဘောရှိ၏ဟူ၍၊
 ဗြာဟ္မတုကော၊ ဖြတ်သော သဘောရှိသော၊ အတ္တနာ၊ စိတ်ဖြင့်၊ ဝိဟရတိ၊
 နေ၏ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတိ အယံ၊ ဤသည်လျှင်၊ သောဝိတတဏှော
 တိပဒဿ၊ သောဝိတတဏှောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အ၊ နိ
 စောတိ၊ အနိစောဟူသည်ကား၊ ရာဂေါနိစော၊ ရာဂဟူသောညှဉ်းဆဲ
 ခြင်းလည်းကောင်း၊ ဒေါသောနိစော၊ ဒေါသဟူသော ညှဉ်းဆဲခြင်းလည်း
 ကောင်း၊ မောဟောနိစော၊ မောဟဟူသော ညှဉ်းဆဲခြင်းလည်းကောင်း၊
 ကောဓောနိစော၊ အမျက်ဟူသော ညှဉ်းဆဲခြင်း လည်းကောင်း၊ ဥပနာ
 ဟောနိစော၊ ရန်ညှိုးဖွဲ့ခြင်းဟူသော ညှဉ်းဆဲ ခြင်းလည်းကောင်း၊ (ပ) သ
 ဗ္ဗာကု သသာတိ သင်္ခါရာနိစော၊ အလုံးစုံသော အကုသိုလ်အဘိသင်္ခါရဟူ
 သောညှဉ်းဆဲခြင်းတို့လည်းကောင်း၊ ပဒဿ၊ အကြင်သူအား၊ ဧဝေနိစော၊
 ထိုညှဉ်းဆဲခြင်းတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သရုတ္တိန္ဒာ၊ ကောင်းစွာဖြတ်
 အပ်ကုန်ပြီ၊ ဝူပသန္တာ၊ ငြိမ်းစေအပ်ကုန်ပြီ၊ ပရိပသာ ဒ္ဓါ၊ အလွန်ငြိမ်းစေအပ်
 ကုန်ပြီ၊ အဘဗျုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ မထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊
 ဥာဏ်တည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊ ဗုဒ္ဓိကြည်အပ်ကုန်ပြီ၊ သော၊ ထိုသူကို၊
 အနိစော၊ ရာဂစသော ညှဉ်းဆဲဘတ်သော အကုသိုလ်ဘုရားကင်းပြီး
 သောသုဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ နိရာသောတိ၊ နိရာသော ဟူသည်ကား၊
 တဏှာ၊ တဏှာကို၊ အာသာ၊ အာသာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊

အကြင် တပ်ခြင်းတဏှာ ထည်းကောင်း၊ သာရာဂေါ၊ ငြင်းစွာ တပ်ခြင်း
 တဏှာထည်းကောင်း၊ (ဝ)၊ အဘိဇ္ဈာ၊ လိုချင်ခြင်း တဏှာထည်းကောင်း၊
 ထောဘော၊ ချင်ခြင်းတဏှာထည်းကောင်း၊ အတုသလမူလံ၊ အတုသိုလ်၏
 တည်ရာဖြစ်သောတဏှာထည်းကောင်း၊ ယသ၊ အကြင်သူအား၊ အာသာ၊
 ကောင့် တတတ်သော၊ သောတဏှာ၊ ဤတဏှာကို၊ ပတိနာ၊ ပတ်အပ်ပြီ၊
 သမုတ္တိန္နာ၊ ကောင်းစွာဖြတ်အပ်ပြီ၊ ဝုမသန္တာ၊ ငြိမ်းစေအပ်ပြီ၊ ပနိပသာဒ္ဓါ၊
 အလွန် ငြိမ်းစေအပ်ပြီ၊ အောဗ္ဗုပ္ပတ္တိကာ၊ တဘန်ဖြစ်ခြင်းငှါမထိုက်ပြီ၊ ဉာ
 တဂ္ဂိနာ၊ ဉာဏ်ဘည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊ ဖုတ်ကြည်းအပ်ပြီ၊ သော၊ ထိုသူ
 ကို၊ နိရာသော၊ တောင့်တခြင်းငဲ့ကွက်ခြင်းကင်းပြီဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏၊
 ဇာတိတိ၊ ဇာတိဟူသည့်ကား၊ တေသံတေသံသတ္တာနံ၊ ထိုထိုသို့သောသတ္တ
 ဝါဟို၏၊ ယာဇာတိ၊ အကြင်ဖြစ်ခြင်း ထည်းကောင်း၊ (ပ)၊ ဇရာတိ၊ ဇရာဟူ
 သည့်ကား၊ တေသံတေသံသတ္တာနံ၊ ထိုထိုသို့သောသတ္တဝါဟို၏၊ ယာဇရာ၊
 အကြင်အိုခြင်းထည်းကောင်း၊ (ပ)၊ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏၊ ပရိဂါကော၊ ရှင်
 ခြင်းထည်းကောင်း၊ အယံ၊ ဤ သည်ကို၊ ဇရာ၊ ဇရာဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏၊
 သောဝိတတဏှာအနိဗ္ဗောနိရာသော အတာရိဇာတိဇရန္တိ၊ မြို့မိတိ၊ သော
 ဝိတတဏှာအနိဗ္ဗောနိရာသော အတာရိဇာတိဇရန္တိ၊ မြို့မိဟူသည့်ကား၊
 ယောသော၊ အကြင်သူသည်၊ ဝိတတဏှာစ၊ ဟဏှာထည်းကင်း၏၊ အနိ
 ဗ္ဗောစ၊ ရာဂစသောညှဉ်းဆဲခြင်းဆင်းရဲခြင်းထည်းကင်း၏၊ နိရာသောစ၊
 တောင့်တခြင်းငဲ့ကွက်ခြင်း ထည်းကင်း၏၊ ခေါ၊ စင်စစ်၊ သော၊ ထိုသူကို၊
 ဇာတိဇရာမရဏံ၊ ပဋိသန္ဓေနေခြင်းအိုခြင်းသေခြင်းကို၊ အတာရိ၊ လွန်ပြီ၊
 ဥတ္တရိ၊ အထူးသဖြင့်လွန်ပြီ၊ ပတရိ၊ အပြားအားဖြင့်လွန်ပြီ၊ သမတိက္ကမိ၊
 ကောင်းစွာလွန်ပြီ၊ ဝိဘိဝုတ္တတိ၊ အထူးသဖြင့်လွန်ပြီဟူ၍၊ မြို့မိ၊ ဟောတော်
 မူ၏၊ အာဝိက္ခာမိ၊ ကြားတော်မူ၏၊ ဒေသေမိ ဟောတော်မူ၏၊ ပညပေမိ၊ သိ
 ကေတော်မူ၏၊ ပဋပေမိ၊ ထားတော်မူ၏၊ ဝိဝေ၊ မိဖွင့်တော်မူ၏၊ ဝိဘဇာမိ၊
 တောန်တော်မူ၏၊ ဥတ္တာနိကရာမိ၊ ပေါ်သည်ကိုပြုတော်မူ၏၊ ပကာသေမိ၊
 ထင်ရှားပြူးတော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သောဝိတတဏှာအနိ
 ဗ္ဗောနိရာသော အတာရိသော ဇာတိဇရန္တိ၊ မြို့မိတိပဒသာ၊ သောဝိတတ
 ဏှာအနိဗ္ဗောနိရာသော အတာရိသော ဇာတိဇရန္တိ၊ မြို့မိဟူသောပုဒ်၏၊
 အတ္ထော၊ အနက်ဘည်း၊ တေန၊ ထိုကြောင့်၊ တဂဝါ၊ မြတ်စွာတုရားသည်၊
 ဝိဒ္ဓါစယာဝေဒေဂု နရောဗ္ဗုဘောဝါ ဘဝေသင်္ဂိမိဝိသန္ဓေသောဝိ၊ တဏှာ
 အနိဗ္ဗောနိရာသောအတာရိသောဇာတိဇရန္တိ၊ မြို့မိတိ၊ ဝိဒ္ဓါစယောဝေဒေဂု

နရောဇ္ဇဘဝါ ဘဝေသင်္ဂိဓိဓိ ဝိသန္ဓေသော ဝိတံတဏှော အနိဗ္ဗောနိရာ
သောအတာရိယော ဇာတိဇရန္တိဗြူဟိဟူ၍၊ အာဟ၊ ဟောတော်မူ၏။
သဟဂါထာ မရိယောသာနာ၊ ဂါထာ ဆုံးသည်နှင့်တကွ၊ (ဗ)။ ဘဂဝါ၊
အရှင်ဘုရားသည်။ မေ၊ အက္ခန္ဓ်၏၊ သတ္တဝါ၊ ဆရာပါသည်။ အဟံ၊ အ
က္ခန္ဓ်သည်။ သာဝကော၊ တပည့်သည်။ အတ္ထိ၊ ဖြစ်ပါ၏။ ဣတိ၊ ဤသို့၊ အ
ဝေါစ၊ ဝျောက်၏။ စတုတ္ထံ၊ လေးခုမြောက်သော၊ မေတ္တရူပဉာ၊ မေတ္တရူ
ပုတ္တား၏အမေးပြဿနာသည်။ သမတ္တံ၊ ပြီးပြီ။ ။

ခေတကပဉာသုတ္တနိဒ္ဒေသ၊

၁။ သဝဿိဓရန်းဇာတိကြီးသောအရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာ
မိ၊ မေးပါ၏။ မေ၊ အက္ခန္ဓ်၏၊ တံ၊ ထိုအမေးပြဿနာကို၊ ဗြူဟိ၊ ဟောတော်မူ
ပါသော၊ မဟေသိ၊ မြတ်သော တရားအပေါင်းကို ရှာဖွေထွေ ရှိသောအရှင်
ဘုရား၊ တုတ္ထံ၊ အရှင်ဘုရား၏၊ ဝါစံ၊ စကားကို၊ အဘိကင်္ခါ၊ အလွန်တောင့်
တပါ၏၊ တဝ၊ အရှင်ဘုရား၏၊ နိဗ္ဗောသံ၊ ဆိုသောစကားသံကို၊ သုတွာန၊
ကြား၍၊ အတ္တနာ၊ မိမိ၏၊ နိဗ္ဗာနံ၊ ရာဂစသော ကိလေသာတို့၏၊ ဗြိမ်းခြင်း
အကျိုးငှါ၊ သိက္ခေ၊ သိက္ခာပုန် သုံးပါးကိုကျင့်အံ့၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊
ရှည်သော အသက်ရှိသော၊ ခေတကော၊ ခေတကပုတ္တားသည်၊ အဝေါ
စ၊ ဝျောက်၏။ ပုစ္ဆာမိတံ ဘဂဝါ ဗြူဟိမေတန္တိ ဧတ္ထပဒေ၊ ပုစ္ဆာ
မိတံဘဂဝါဗြူဟိမေတံ ဟူသောဤပုန်၌၊ ပုစ္ဆာတိ၊ ပုစ္ဆာဟူသည်ကား၊
အဒိဋ္ဌဇောတနာပုစ္ဆာ၊ မထိ၍မေးခြင်းလည်းကောင်း၊ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊
သိမြင်ပြီးသည်ကိုနှိုင်းနှိုင်းလို၍မေးခြင်းလည်းကောင်း၊ ဝိမတိန္ဒေဒနာပုစ္ဆာ၊
ယုံမှားသင်္ကေတကိုချွေအင်လို၍မေးခြင်း လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာ၊
မေးခြင်းတို့သည်၊ တိသော၊ သုံးပါးတို့တည်း။ (ဗ) နိဗ္ဗာနံ ပုစ္ဆာ၊ နိဗ္ဗာန်ကိုမေး
ခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာ၊ မေးခြင်းတို့သည်၊ ဣမာတိသော၊
ဤသုံးပါးတို့တည်း။ ပုစ္ဆာမိတန္တိ၊ ပုစ္ဆာမိတံဟူသည်ကား၊ တံ၊ အရှင်
ဘုရားကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ တံ၊ အရှင်ဘုရားကို၊ ယာစမိ၊ တောင်းပန်ပါ
၏၊ တံ၊ အရှင်ဘုရားကို၊ အဇ္ဈေသာမိ၊ တိုက်တွန်းပါ၏၊ တံ၊ အရှင်ဘုရားကို၊
ယာဒေမိ၊ ကြည်ညိုပါ၏။ မေ၊ အက္ခန္ဓ်အား၊ ကထယသု၊ ဟောတော်မူ
ပါသော၊ ဣတိအသံ၊ ဤသည်လျှင်၊ ပုစ္ဆာမိတန္တိ ပဒေသ၊ ပုစ္ဆာမိတံဟူသော
ပုန်၏အဇ္ဈော၊ အနက်တည်း။ ဘဂဝါတိဇေတံ၊ ဘဂဝါဟူသော ဤအမည်
တော်သည်။ ဂါရဝါမိဝစနံ၊ အရိုအသေဆိုသော အမည်တော်တည်း။ (ဗ)။

ယဒိဒံဘဂဝါတိနာမံ၊ အကြင်ဘဂဝါဟူသော အမည်တော်သည်၊ အတ္ထိ၊
 ရှိ၏၊ ဧကံ၊ ဤဘဂဝါဟူသော အမည်တော်သည်၊ သန္တိကာ၊ မျက်မှောက်ပြု
 အပ်သော၊ ပညတ္တိ၊ နာမပညတ် တော်တည်း။ ဗြူဟိမေတန္တိ၊ ဗြူဟိမေတံ
 ဟူသည်ကား၊ ဗြူဟိအာရိက္ခာဟိ၊ ကြားတော်မူပါလော့၊ ဒေသေဟိ၊ ဟော
 တော်မူပါလော့၊ ပဋ္ဌမေဟိ၊ ထားထော်မူပါလော့၊ ဝိဝရ၊ ဖွင့်တော်မူပါလော့၊
 ဝိဘဇ၊ ဝေတန်တော်မူပါလော့၊ ဥတ္တာနိ၊ ကရောဟိ၊ ပေါသည်ကံပြုတော်မူ
 ပါလော့၊ ဗကာသေဟိ၊ ထင်ရှားပြုတော်မူပါလော့၊ ဣတိအယံ၊ ဤသည်လျှင်၊
 ဝုစ္ဆာမိတံ ဗြူဟိမေတန္တိ ပဒသ၊ ဝုစ္ဆာမိတံဗြူဟိမေတံ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း။ ဣစ္စာယသ္မာ၊ ခေတကောတိတ္ထောဒေ၊ ဣစ္စာယသ္မာ
 ခေတကောဟူသော ဤပုဒ်၌၊ ဣစ္စာဟိ၊ ဣစ္စာဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်၏စပ်
 ခြင်းတည်း။ (ပ)၊ အာယသ္မာ၊ အာယသ္မာဟူသည်ကား၊ ဝိယဝစနံ၊ ချစ်၍ဆို
 သောစကားတည်း။ ဂရူပစနံ၊ အလေးအမြတ်ဆိုသောစကားတည်း။ အာယ
 သ္မာဟိဧတံ၊ အာယသ္မာဟူသော ဤသဒ္ဒါသည်၊ သဂါရဝသပ္ပတိသ၊ ဝိဝစနံ
 ရိုးသတို့ စပ်ခြင်းနှင့်ထက္ကဆိုသောစကားတည်း။ ခေတကောတိ၊ ခေတ
 ကောဟူသည်ကား၊ တဿဗြာဟ္မဏဿ၊ ထိုဝုစ္ဆာ၊ ၏၊ နာမံ၊ အမည်တည်း။
 သင်္ခါ၊ ဆိုခြင်းတည်း။ သမညာ၊ သရက်ခြင်းတည်း။ ပညတ္တိ၊ အပြားအားဖြင့်
 ထိစေခြင်းတည်း။ ဝေါဟာရော၊ ခေါ်ဝေါ်ခြင်းတည်း။ နာမံ၊ ညွှက်စေခြင်း
 တည်း။ နာမကမ္ပံ၊ ညွှတ်သည်ကိုပြုခြင်းတည်း။ နာမဓေယျံ၊ ညွှတ်သော အမည်
 နှင့်စပ်၍ ဖြစ်ခြင်းတည်း။ နိရုတ္တိ၊ ပေါ်တုတ်၍ ဆိုခြင်းတည်း။ ဗျပ္ပနံ၊ ပြုခြင်းတည်း။
 အတိ သာပေါ၊ ဟောခြင်းတည်း။ ဣတိအယံ၊ ဤသည်လျှင်၊ ဣစ္စာယသ္မာ၊ ခေ
 တကောတိပဒသ၊ ဣစ္စာယသ္မာ၊ ခေတကောဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း။ ဝါစာဘိ သင်္ခါ၊ ဝိမဟေထိတုတ္တန္တိ၊ ဝါစာဘိ သင်္ခါ၊ ဝိမဟေထိတုတ္တံ
 ဟူသည်ကား၊ တုယံ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားကို၊ ဗျပထံ၊ ဆိုခြင်းကို၊
 ဒေသနံ၊ ဟောခြင်းကို၊ အနုသာသတိ၊ ဆုံးမခြင်းကို၊ အနုထိဋ္ဌိ၊ ကမြစ်ခြင်း
 ကို၊ ကင်္ခါ၊ ဝိ၊ တောင့်တပါ၏၊ အတိကင်္ခါ၊ ဝိ၊ အထွန်တောင့်တပါ၏၊ ဣစ္ဆာမိ၊
 အလိုရှိပါ၏၊ သာဒိ သာမိ၊ သာယာပါ၏၊ ပဋ္ဌယာမိ၊ တောင့်တပါ၏၊ ဝိဟယာ
 မိ၊ ချစ်ပါ၏၊ အတိ ဗျာမိ၊ တောင့်တသော အားဖြင့် ပြောဆိုပါ၏၊ မဟေထိတိ၊
 မဟေထိဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဟေထိ၊ မြတ်သော
 တရားအပေါင်းကိုရှာလေ့ရှိတော်မူ၏၊ မဟန္တံ၊ မြတ်သော၊ ဝိဝလက္ခန္တံ၊ ဝိဝလ
 ကျေးဇူးအပေါင်းကို၊ ဝေဝိ၊ ရှာတော်မူတတ်၏၊ ဂဝေဝိ၊ ကျေးဇူးကိုရှာတော်
 မူတတ်၏၊ ပရိယေဝိ၊ အဖန်တလဲလဲရှာတော်မူတတ်၏၊ ဣတိ၊ ထိုကြောင့်၊

☰

မဟောသီ၊ မဟောသီမည်တော်မူ၏။ (ပ)။ နုရာသတော၊ လှတို့ထက် မြတ်သော
 မြတ်စွာဘုရားသည်၊ ကဟံ၊ အထယ်မှန်နည်းဟု၊ ဝေဝိတော၊ ရှာအင်၏၊
 ဣတိ၊ ထိုကြောင့်၊ မဟောသီ၊ မဟောသီမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်
 ယျင်၊ ဝါစာဘိကင်္ဂါဒိမဟောသီတုတ္တန္တိ၊ ပဒဿ၊ ဝါစာဘိကင်္ဂါဒိမဟောသီ
 တုတ္တံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ တဝသုတ္တာနိဗ္ဗောသန္တိ၊
 တဝ သုတ္တာနိဗ္ဗော သံဟူသည်ကား၊ တုတ္တံ၊ အရှင်ထုရား၏၊ ဝေနံ၊
 စကားတော်ကို၊ ဗျပထံ၊ ဆိုခြင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊ အနုသာသနံ၊
 ဆုံးမခြင်းကို၊ သုတ္တာ၊ ကြားနာ၍၊ သုဏိတွာ၊ သောတပိညာဉ်ဖြင့်နာ၍၊ ဥဂ္ဂ
 ဟေတွာ၊ ကောင်းစွာယူ၍၊ ဥပစာယေတွာ၊ မြဲစွာဆောင်၍၊ ဥပဏိက္ခယိတွာ
 မြဲစွာမှတ်၍၊ ဣတိအယံ၊ ဤသည်ယျင်၊ တဝသုတ္တာနိဗ္ဗောသန္တိ ပဒဿ၊
 တဝသုတ္တာနိဗ္ဗောသံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ သိက္ခေနိဗ္ဗာန
 မတ္တနောတိတ္ထေပဒေ၊ သိက္ခေနိဗ္ဗာနမတ္တနော ဟူသောဤပုဒ်၌၊ သိက္ခာတိ၊
 သိက္ခာဟူသည်ကား၊ အဓိသီလသိက္ခာ၊ အဓိသီလသိက္ခာ ထည်းကောင်း၊
 အဓိပိတ္တသိက္ခာ၊ အဓိပိတ္တသိက္ခာ ထည်းကောင်း၊ အဓိပညာသိက္ခာ၊ အဓိ
 ပညာသိက္ခာထည်းကောင်း၊ ဣတိ၊ ဤသို့၊ သိက္ခာ၊ သိက္ခာတို့သည်၊ တိသေသာ၊
 သုံးပါးတို့တည်း။ (ပ)။ အယံ၊ ဤသည်ကား၊ အဓိပညာသိက္ခာ၊ အဓိပညာ
 သိက္ခာမည်၏။ နိဗ္ဗာနမတ္တနောတိ၊ နိဗ္ဗာနမတ္တနောဟူသည်ကား၊ အတ္တနော၊
 မိမိ၏၊ ရာဂဿ၊ ရာဂကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ ဒေါသဿ၊ ဒေါသ
 ကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ မောဟဿ၊ မောဟကို၊ နိဗ္ဗာပနာယ၊ ငြိမ်း
 စေခြင်းငှါ၊ ကောဓဿ၊ အမျက်ထွက်ခြင်းကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊
 ဥပနာဟဿ၊ ရန်ငြိုးဖွဲ့ခြင်းကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ။ (ပ)။ သဗ္ဗာကု
 သလာဘိသင်္ခါရာနံ၊ ခပ်ထိမ်းကုန်သော အကုသိုလ် အတိသင်္ခါတို့ကို၊
 သမာယ၊ ငြိမ်းစေခြင်းငှါ၊ ဥပသမာယ၊ အလွန်ငြိမ်းစေခြင်းငှါ၊ ဝုပသမာယ၊
 ကောင်းစွာငြိမ်းစေခြင်းငှါ၊ နိဗ္ဗာပနာယ၊ ထွက်မြောက်သော အားဖြင့်ငြိမ်း
 စေခြင်းငှါ၊ ပဋိနိဿတ္တိယ၊ စွန့်စေခြင်းငှါ၊ ပဋိပဿန္တိယာ၊ တဖန်ငြိမ်းစေခြင်း
 ငှါ၊ အဓိသီလံပိ၊ အဓိသီလသိက္ခာကိုလည်း၊ သိက္ခေယျ၊ ကျင့်ရာ၏။ အဓိပိတ္တံ
 ပိ၊ အဓိပိတ္တသိက္ခာကိုလည်း။ သိက္ခေယျ၊ ကျင့်ရာ၏။ အဓိပညာပိ၊ အဓိပညာ
 သိက္ခာကိုလည်း။ သိက္ခေယျ၊ ကျင့်ရာ၏။ တိသေသာ၊ သုံးပါး ကုန်သော၊
 ဣမာသိက္ခာယော၊ ဤသိက္ခာတို့ကို၊ အာဝဇ္ဇန္တော၊ အသီးအသီး ပြည့်စုံ
 စေခြင်းငှါ ကြည့်ရှု၍၊ သိက္ခေယျ၊ ကျင့်ရာ၏။ ဇာနန္တော၊ ဤမည်သော
 သိက္ခာပုဒ်ဟု သိသည်ဖြစ်၍၊ သိက္ခေယျ၊ ကျင့်ရာ၏။ ပဿန္တော၊ သိပြီး

သည့်ကိုအဖန်တလဲလဲ မြင်သည်ဖြစ်၍၊ သိက္ခေယျ၊ ကျင့်ရာ၏၊ ပဏ္ဍဝေက္ခန္ဓော၊ မြင်သည်ကို ဆင်ခြင်းကြည့်ရှုလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ စိတ္တံ၊ ဆင်ခြင်းသော မိတ်ကို၊ ပဒဟန္တော၊ မတုန်မထုပ်သည်ကိုပြု၍ တည်စေလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ သဒ္ဓါယျ၊ ကျင့်ဝတ်တရားနှင့်ထွဋ်သော သဒ္ဓါဖြင့်၊ အဓိရုက္ခန္တော၊ ပြေးဝင်သောမိမိကိစ္စကိုပြုလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ စိရိယံ၊ လုံ့လကို၊ ပဂ္ဂဗ္ဗန္တော၊ ခြီးမြောက်သောမိမိကိစ္စကိုပြီးစေလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ သတိံ၊ သတိကို၊ ဥပဋ္ဌပေန္တော၊ ထင်းရှားသောမိမိကိစ္စကိုပြုလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ စိတ္တံ၊ သမာဓိနှင့်ထွဋ်သောမိတ်ကို၊ သမာဒဟန္တော၊ ကောင်းစွာဆောင်ရွက်သောမိမိကိစ္စကိုပြုလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ ပညာယ၊ ပညာဖြင့်၊ ပဇာနန္တော၊ သိခြင်းဟူသောမိမိကိစ္စကိုပြုလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ အဘိညေယျ၊ အလွန်သိအပ်သည်ကို၊ အဘိဇာနန္တော၊ အလွန်သိသည်ဖြစ်၍၊ သိက္ခေယျ၊ ကျင့်ရာ၏၊ ပရိညေယျ၊ ပိုင်းခြား၍သိအပ်သည်ကို၊ ပရိဇာနန္တော၊ ပိုင်းခြား၍သိသည်ဖြစ်၍၊ သိက္ခေယျ၊ ကျင့်ရာ၏၊ ပဟာဘဗ္ဗံ၊ ပယ်အပ်သည်ကို၊ ပဒဟန္တော၊ ပယ်သည်ဖြစ်၍၊ သိက္ခေယျ၊ ကျင့်ရာ၏၊ ဘာဝေတဗ္ဗံ၊ ပွားစေအပ်သည်ကို၊ ဘာဝေန္တော၊ ပွားစေလျက်၊ သိက္ခေယျ၊ ကျင့်ရာ၏၊ သန္တိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သည်ကို၊ သန္တိကရောန္တော၊ မျက်မှောက်ပြု၍၊ သိက္ခေယျ၊ ကျင့်ရာ၏၊ အာစရေယျ၊ အဓိသိသကိုကျင့်ရာ၏၊ သမာစရေယျ၊ အဓိစိတ္တကို၊ ကျင့်ရာ၏၊ သမာဒါယဝတ္ထေယျ၊ အဓိပညာကိုထည်းကောင်းစွာယူ၍ကျင့်ရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သိက္ခေနိဗ္ဗာနမတ္တနောတိပဒဿ၊ သိက္ခေနိဗ္ဗာနမတ္တနောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုသောတကပုဂ္ဂိုလ်သည့်၊ ပုစ္ဆာမိတံဘဂဝါ၊ ဗြူဟိမေတံ၊ ဣစ္စာယသ္မာဝေတကော၊ ဝါစာဘိကင်္ဂါ၊ မိမဟေသီတုဟံ၊ တဝသုတွာန နိဗ္ဗောသံ၊ သိက္ခေနိဗ္ဗာနမတ္တနောတိ၊ ပုစ္ဆာမိတံဘဂဝါ၊ ဗြူဟိမေတံ၊ ဣစ္စာယသ္မာဝေတကော၊ ဝါစာဘိကင်္ဂါ၊ မိမဟေသီတုဟံ၊ တဝသုတွာနနိဗ္ဗောသံ၊ သိက္ခေနိဗ္ဗာနမတ္တနောဟူ၍၊ အာဟ၊ ဝျောက်ဆိုပြီ။

ဓမ္မော၊ ဓမ္မာတကပုဂ္ဂိုလ်၊ တေနဟိ၊ ထိုသို့တပြီကား၊ တံ၊ သင်သည်အာတပံ၊ လုံ့လကို၊ ကရောဟိ၊ ပြုသော၊ ဣတော၊ ဤငါ၏ခံတွင်းမှ၊ နိဗ္ဗောသံ၊ တရားသစ်ကို၊ သုတွာန၊ ကြား၍၊ ဣဓေဝ၊ ဤသာသနာတော်၌သေလျှင်၊ နိပကော၊ ပါဠိဘာဝိယပညာဖြင့်ပညာရှိ သည်ဖြစ်၍၊ သတော၊ ထင်သောသတိရှိသည်ဖြစ်၍၊ အတ္တနော၊ မိမိ၏၊ နိဗ္ဗာနံ၊ ရာဂစသောကိလေသာ၏



ငြိမ်းခြင်းအကျိုးငှါ သိက္ခေ၊ ကျင့်ရာ၏။ တေန ဟာတပ္ပံကရောဟိတိ၊ တေန ဟာတပ္ပံကရောဟိဟု သည်ကား၊ တေနဟိ၊ ထိုကြောင့်လျှင်၊ အာတဗ္ဗံ၊ ကိလေသာကိုပူပန်စေတတ်သောလုံ့လကို၊ ကရောဟိ၊ သင်ပြုလော၊ ဥဿာဟံ၊ တွန့်တိုခြင်းမရှိမူ၍အားထုတ်ခြင်းကို၊ ကရောဟိ၊ ပြုလော၊ ဥဿာဗ္ဗိံ၊ ဖြင်းစွာအားထုတ်ခြင်းကို၊ ကရောဟိ၊ ပြုလော၊ ထာသံ၊ လေ့စွဲခြင်းမရှိသောအစွမ်းကို၊ ကရောဟိ၊ ပြုလော၊ ဝိတိံ၊ မြဲမြံတည်စွာအားထုတ်ခြင်းကို၊ ကရောဟိ၊ ပြုလော၊ ဝိရိယံ၊ လုံ့လကို၊ ကရောဟိ၊ ပြုလော၊ ဆန္ဒံ၊ အားထုတ်လိုသောဆန္ဒကို၊ ဇနေဟိ၊ ဖြစ်စေလော၊ သဗ္ဗနေဟိ၊ ကောင်းစွာဖြစ်စေလော၊ ဥပဋ္ဌပေဟိ၊ ထင်ရှားဖြစ်စေလော၊ သမုဋ္ဌပေဟိ၊ ကောင်းစွာဖြစ်စေလော၊ နိဗ္ဗဇတ္တဟိ၊ ကောင်းစွာပြီးစေလော၊ အတိနိဗ္ဗဇတ္တဟိ၊ အလွန်ပြီးစေလော၊ ဣတိအယံ၊ ဤသည်လျှင်၊ တေန ဟာတပ္ပံကရောဟိတိပဒသ၊ တေန ဟာတပ္ပံကရောဟိဟု သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝေတကာတိ၊ ဝေတကဟူ၍၊ တံဗြာဟ္မဏံ၊ ထိုပုဂ္ဂိုလ်တို့ကို၊ နာမေန၊ အမည်အားဖြင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာသပတိ၊ ခေါ်ကော်မူ၏၊ ဘဂဝါတိဇတံ၊ ဘဂဝါဟူသောဤအမည်တော်သည်၊ ဝါရုဇိဝိဝေနံ၊ ရှိသောစွာဆိုအပ်သောအမည်တော်တည်း၊ (၁)၊ ယဒိဘဂဝါတိနာမံ၊ အကြင်ဘဂဝါဟူသောအမည်တော်သည်၊ အတ္ထံ ရှိ၏၊ ဇတံ၊ ဤအမည်တော်သည်၊ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဣတိအယံ ဤသည်လျှင်၊ ဝေတကာတိဘဂဝါ တိပဒသ၊ ဝေတကာတိဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဣဝေဝနိပကောသတောတိတ္ထေပဒေ၊ ဣဝေဝနိပကော သတောဟူသောဤပုဒ်၌၊ ဣဝေတိ၊ ဣဝေဟူသည်ကား၊ ဣမိဿာဒိဋ္ဌိယာ၊ ဤသို့သောအယူ၌၊ ဣမိဿာဒိဋ္ဌိယာ၊ ဤသို့သောသည်းခံခြင်း၌၊ ဣမိဿာရုစိယာ၊ ဤသို့သောအလို၌၊ ဣမတ္ထိံအာဒါယေ၊ ဤသို့သောဆောင်ခြင်း၌၊ ဣမတ္ထိံဓမ္မေ၊ ဤသဘောတရား၌၊ ဣမတ္ထိံဝိနယေ၊ ဤသို့ကျင့်အပ်သောသဘောတရား၌၊ ဣမတ္ထိံဓမ္မဝိနယေ၊ ဤဓမ္မဝိနည်း၌၊ ဣမတ္ထိံပါဝဂနေ၊ ဤသို့ဘာတော်မူရာ၌၊ ဣမတ္ထိံဗြဟ္မစရိယေ၊ ဤမြတ်သောအကျင့်၌၊ ဣမတ္ထိံသတ္တုသာသနေ၊ ဤထုရားအဆုံးအမတော်၌၊ ဣမတ္ထိံ အတ္တဘာဝေ၊ ဤကိုယ်၏အဖြစ်၌၊ ဣမတ္ထိံ မနုဿလောကေ၊ ဤလူ့ပြည်၌၊ နိပကောတိ၊ နိပကောဟူသည်ကား၊ နိပကော၊ ရင့်သောပညာရှိသည်ဖြစ်၍၊ ပဏ္ဍိတော၊ ချမ်းသာခြင်းကြောင့်မကြွမတက်သောပညာရှိသည်ဖြစ်၍၊ ပညဝါ၊ ပစ္စပုန်သံ သရာအကျိုးနှစ်ပါးကိုဆည်းဘူးတတ်သောပညာရှိသည်ဖြစ်၍၊ ဗုဒ္ဓိမာ၊

မိမိအကျိုးစီးပွားသုတပံးအကျိုးစီးပွား၌ မတုန်မထုပ်သော ပညာရှိသည်
 ဖြစ်၍၊ ဥာဏီ၊ တိန်သောနက်သောအကျိုးနှစ်ပါး၌ အမြဲသက်ဝင်သောပညာ
 ရှိသည်ဖြစ်၍၊ ဝိဘာဝီ၊ ခဲခက်ဖုံးထွင်းခြင်းရှိသောအကျိုးအကြောင်း၌ ကွန်း
 ပတတ်သောပညာရှိသည်ဖြစ်၍၊ မေဓာဝီ၊ ကိလေသာမရှိဖြူစင်သောမှန်ကန်
 သောချိန်နှင့်တူသောပညာရှိသည်ဖြစ်၍၊ သတောတိ၊ သတောဟူသည်ကား
 စတုဟိကာရဏေဟိ၊ လေးပါးသောအကြောင်းတို့ဖြင့်၊ သတော၊ သတိရှိ
 သည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊ ကာယာနုပဿနသတိပဋ္ဌာနံ၊ ကိုယ်ကိုအဖန်
 တလဲလဲရှုတတ်သောသတိပဋ္ဌာန်ကို၊ ဘာဝန္တော၊ ပွားစေလျက်၊ သတော၊
 သတိရှိသည်ဖြစ်၍၊ (ပ)သော၊ ထိုသူကို၊ သတော၊ သတိရှိသောသူဟူ၍၊
 ဝုဂ္ဂဟိ၊ ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဣဓေဝနိပတော၊ သတောတိ
 ပဒဿ၊ ဣဓေဝနိပတောသတောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဣတောသုတွာနနိဗ္ဗောသန္တိ၊ ဣတောသုတွာနနိဗ္ဗောသံ ဟူသည်ကား၊
 ဣတော၊ ဤငါ၏ခံတွင်းမှ၊ မဟ္တံ၊ ငါတုရား၏၊ ဝစနံ၊ စကားဟောင့်ကို၊ ဗျပထံ၊
 ဆိုခြင်းအကြောင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊ အနုသန္တိ၊ စေတပ်ခြင်းကို၊
 အနုသာသနံ၊ အဆုတ်အမကို၊ အနုသိဋ္ဌံ၊ ကမြစ်ခြင်းကို၊ သုတ္တာ၊ ကြား၍၊
 သုဂ္ဂဟိတွာ၊ သောတပိညာဉ်ဖြင့်နာ၍၊ ဥဂ္ဂဟိတွာ၊ ကောင်းစွာယူ၍၊ ဥပဓာရ
 ဟိတွာ၊ အမြဲဆောင်၍၊ ဥပထိက္ခယိတွာ၊ အမြဲမှတ်၍၊ ဣတိအယံ၊ ဤသည်
 လျှင်၊ ဣတောသုတွာနနိဗ္ဗောသန္တိ ပဒဿ၊ ဣတောသုတွာနနိဗ္ဗောသံဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သိက္ခေနိဗ္ဗာနမတ္တနောတိတ္ထေပဒေ၊
 သိက္ခေနိဗ္ဗာနမတ္တနောဟူသော ဤပုဒ်၌၊ သိက္ခာတိ၊ သိက္ခာဟူသည်ကား၊
 အမိသိသသိက္ခာ၊ အမိလဘိက္ခာ၊ သည်းကောင်း၊ အမိပိတ္တသိက္ခာ၊ အမိပိတ္တ
 သိက္ခာသည်ကောင်း၊ အမိပညာသိက္ခာ၊ အမိပညာသိက္ခာ သည်းကောင်း၊
 ဣတိ၊ ဤသို့၊ သိက္ခာ၊ သိက္ခာတို့သည်၊ တိသော၊ သုံးပါးတို့တည်း (ပ)၊ အယံ၊
 ဤသည်လျှင်၊ အမိပညာသိက္ခာ၊ အမိပညာသိက္ခာမည်၏၊ နိဗ္ဗာနမတ္တနော
 တိ၊ နိဗ္ဗာနမတ္တနော ဟူသည်ကား၊ အတ္တနော၊ မိမိ၏၊ ရာဂဿ၊ ရာဂကို၊
 နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ ဒေါသဿ၊ ဒေါသကို၊ နိဗ္ဗာပနာယ၊ ငြိမ်း
 စေခြင်းငှါ၊ မောဟဿ၊ မောဟကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ ကော
 ဓဿ၊ အမျက်ထွက်ခြင်းကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ ဥပနာဟဿ၊
 ရန်ငြိုးဖွဲ့ခြင်းကို၊ နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ၊ (ပ)၊ သဗ္ဗာကုသလာတိသန္တိ၊
 ရာနံ၊ အထုံးစုံသောအကုသိုလ် အဘိသန္တိ၊ ရတနံကို၊ သမာယ၊ ငြိမ်းစေခြင်း
 ငှါ၊ ဥပသမာယ၊ အလွန်ငြိမ်းစေခြင်းငှါ၊ ဝုပသမာယ၊ ကောင်းစွာငြိမ်းစေ

ခြင်းငှါ၊ နိဗ္ဗာပနာယ၊ ထွက်မြောက်သဖြင့် ငြိမ်းစေခြင်းငှါ၊ ပရိနိဿရိယ၊
 စွန့်ခြင်းငှါ၊ ပရိပဿဒ္ဓါယ၊ တပနံငြိမ်းစေခြင်းငှါ၊ အဓိဝီလံပိ၊ အဓိဝီလံကို
 လည်း၊ သိက္ခေယျ၊ ကျင့်ရာ၏။ အဓိပတ္တိပိ၊ အဓိပတ္တိကိုလည်း၊ သိက္ခေယျ၊
 ကျင့်ရာ၏။ အဓိပညာပိ၊ အဓိပညာကိုလည်း၊ သိက္ခေယျ၊ ကျင့်ရာ၏။ တိ
 သေဝ၊ သုံးပါးကုန်သော၊ ဣမာသိက္ခာယော၊ ဤသိက္ခာတို့ကို၊ အာဝဇ္ဇန္တော၊
 စုံစမ်းဆင်ခြင်၍၊ သိက္ခေယျ၊ ကျင့်ရာ၏။ ဇာနန္တော၊ သိသည်ဖြစ်၍၊ သိက္ခေ
 ယျ၊ ကျင့်ရာ၏။ (ပ)၊ သန္တိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သည်ကို၊ သန္တိက
 ခောန္တော၊ မျက်မှောက်ပြုချက်၊ သိက္ခေယျ၊ ကျင့်ရာ၏။ အာစရံ၊ သုံးပါး
 သောအကျင့်ကို၊ အာဒါယ၊ ယူ၍။ သမာဒါယ၊ ကောင်းစွာယူ၍။ ဝတ္တံ၊
 ကျင့်လေလော၊ ဣတိအဟံ၊ ဤသည်လျှင်၊ သိက္ခေနိဗ္ဗာနမတ္တနောတိ၊ ဝေဿ၊
 သိက္ခေနိဗ္ဗာနမတ္တနော ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ တေန၊ ထို
 ကြောင့်၊ ဘဂဝ၊ မြတ်စွာထုရားသည်။ တေနဟာတပ္ပံ၊ ကရောဟိခေတကာ
 တိဘဂဝါ၊ ဣဝေ နိပကောသတော၊ ဣဘောသုက္ခာန သိက္ခေနိဗ္ဗာနမတ္တနော
 တိ၊ တေနဟာတပ္ပံ ကရောဟိခေတကာတိဘဂဝ၊ ဣဝေ နိပကောသ
 တောပိ၊ ဣဘောသုက္ခာ နိဗောသံသိက္ခေနိဗ္ဗာနမတ္တနောဟူ၍၊ အာဟ၊ ဟော
 တော်မူပြီ။ ။



၂။ ဘဂဝ၊ ထုန်းတော်ကြီးသောအရှင်ထုရား။ ဒေဝမနုဿလော၊ က၊ လူ၊
 ပြည်နတ်ပြည်၌၊ အနိဗ္ဗံ၊ ကြောင့်ကြဲခြင်းထုန်ထွပ်ခြင်းမရှိသော၊ ဣရိယ
 မာနံ၊ ကျင့်သော၊ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူကို၊ အဟံ၊ အ
 ကျွန်ုပ်သည်၊ ပဿာမိ၊ မြင်ရ၏။ တံတသ္မာ၊ ထိုကြောင့်၊ သမန္တေက္ခု၊ ထက်
 ဝန်းကျင်မြင်နိုင်သော စက္ခုရှိတော်မူသောအရှင်ထုရား။ တံ၊ အရှင်ထုရား
 ကို၊ နမဿာမိ၊ ရှိခိုးပါ၏။ သတ္တံ၊ သာကီဝင်မင်းမျိုးဖြစ်တော်မူသောအရှင်
 ထုရား၊ ဝံ၊ အကျွန်ုပ်ကို၊ ကထံကထာဟိ၊ ယုံမှားခြင်းတို့မှ၊ ဗရုဉ္ဇ၊ လွတ်ပါ
 စေလော။ ပဿာမဟံ ဒေဝမနုဿလောကေတိ၊ ဝတ္ထပဒေ၊ ပဿာမဟံ
 ဒေဝမနုဿလောကေဟူသောဤပုဒ်၌၊ ဒေဝါတိ၊ ဒေဝါဟူသည်ကား၊ သမ္မ
 မုတိဒေဝါ၊ သမုတိနတ်လည်းကောင်း၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်လည်း
 ကောင်း၊ ဝိသုဒ္ဓိဒေဝါ၊ ဝိသုဒ္ဓိနတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒေဝါ၊ နတ်တို့
 သည်၊ တဟော၊ သုံးပါးတို့တည်း။ သမ္မုတိဒေဝါ၊ သမ္မုတိနတ်တို့သည်၊ က
 တမေ၊ အဘယ်သည်တို့နည်းဟူမူကား၊ ရာဇာနောစ၊ မင်းတို့ကိုလည်း
 ကောင်း၊ ရာဇကုမာရာစ၊ မင်းသားတို့ကိုလည်းကောင်း၊ ဒေဝိယောစ၊ မိရ
 ယားတို့ကိုလည်းကောင်း၊ သမ္မုတိဒေဝါ၊ သမ္မုတိနတ်တို့ဟူ၍၊ ဝုတ္တံ၊ ဆို

အပ်ကုန်၏။ ဣမေ၊ ဤသည်တို့ကို၊ သဗ္ဗတိဒေဝါ၊ သဗ္ဗတိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုးဝပ်ကုန်၏။ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဟုမူကား၊ စတုမဟါရာဇိကာဒေဝါ၊ စတုမဟါရာဇိနတ်တို့ကိုလည်းကောင်း၊ တာဝတိံသာဒေဝါ၊ တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ ယာမာဒေဝါ၊ ယာမာနတ်တို့ကိုလည်းကောင်း၊ ကုသိတာဒေဝါ၊ ကုသိတာနတ်တို့ကိုလည်းကောင်း၊ နိဗ္ဗာနရတိဒေဝါ၊ နိဗ္ဗာနရတိ နတ်တို့ကိုလည်းကောင်း၊ ပရနိဗ္ဗိတဝသဝတ္တိဒေဝါ၊ ပရနိဗ္ဗိတဝသဝတ္တိ နတ်တို့ကိုလည်းကောင်း၊ ဗြဟ္မကာယိကာဒေဝါ၊ ရူပါဝစရတုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့ကိုလည်းကောင်း၊ ဘဒ္ဒတ္တရိ၊ ထိုရူပါဝစရတုံမှအထက်၌ဖြစ်ကုန်သော၊ ဇေဒေဝါ၊ အကြင်အရူပါဝစရဗြဟ္မာတို့သည်၊ သန္တိ၊ ရှိကုန်၏။ တေစဒေဝါ၊ ထိုအရူပါဝစရဗြဟ္မာတို့ကိုလည်းကောင်း၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုးအပ်ကုန်၏။ ဣမေ၊ ဤနတ်တို့ကို၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုးအပ်ကုန်၏။ ဝိသုဒ္ဓိဒေဝါ၊ ဝိသုဒ္ဓိနတ်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဝိသာသဝါ၊ ကုန်ပြီးသော အာသပေါရှိကုန်သော၊ တထာဂတသာဝကော၊ မြတ်စွာတရားတပည့် ဖြစ်ကုန်သော၊ အရဟန္တာ၊ ရဟန္တာတို့ကိုလည်းကောင်း၊ ပဗ္ဗေကဗုဒ္ဓါယေဝ၊ ပဗ္ဗေကဗုဒ္ဓါတို့ကိုသာလျှင်လည်းကောင်း၊ ဝိသုဒ္ဓိဒေဝါ၊ ဝိသုဒ္ဓိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုးအပ်ကုန်၏။ ဣမေ၊ ဤသည်တို့ကို၊ ဝိသုဒ္ဓိဒေဝါ၊ ဝိသုဒ္ဓိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုးအပ်ကုန်၏။ တဂဝါ၊ မြတ်စွာတရားသည်၊ သဗ္ဗတိဒေဝါနဉ္စ၊ သဗ္ဗတိနတ်တို့၏လည်းကောင်း၊ ဥပပတ္တိဒေဝါနဉ္စ၊ ဥပပတ္တိနတ်တို့၏လည်းကောင်း၊ ဝိသုဒ္ဓိဒေဝါနဉ္စ၊ ဝိသုဒ္ဓိနတ်တို့၏လည်းကောင်း၊ ဒေဝေါစ၊ နတ်လည်းဖြစ်တော်မူ၏။ အတိဒေဝေါစ၊ အလွန်သောနတ်လည်းဖြစ်တော်မူ၏။ ဒေဝါဘိဒေဝေါစ၊ နတ်တကာတို့ထက်လွန်သောနတ်လည်းဖြစ်တော်မူ၏။ သိဟဝိဟောစ၊ မကြောင့်မရွံ့ သောသူတို့ထက်လွန်စွာ မကြောက်မရွံ့သော သူလည်း ဖြစ်တော်မူ၏။ နာဂနာဂေါ၊ မြက်သောသူထက်လွန်စွာ မြတ်သောသူလည်း ဖြစ်တော်မူ၏။ ဂဏိဂဏိ ဝိဏိးရှိသော သူတို့ထက်လွန်စွာ ဝိဏိးရှိတော်မူ၏။ ရုနိရုနိ၊ ပညာရှိသောသူတို့ထက်လွန်စွာ ပညာရှိတော်မူ၏။ ရာဇရာဇာ၊ မင်းတကာတို့ထက်လွန်စွာ မြတ်သောမင်းဖြစ်တော်မူ၏။ ပဿာမဟံဒေဝမနုဿထောဂေတိ၊ ပဿာမဟံဒေဝမနုဿထောဂေဟူသည်ကား၊ မနုဿထောဂေ၊ လူ့ပြည်၌ဒေဝံ၊ သဗ္ဗတိနတ်ဥပပတ္တိနတ်မျိုးဖြစ်သော မြတ်သော သူကို၊ ဝဿာမိ၊ မြင်ရ၏။ အတိဒေဝံ၊ ဝိသုဒ္ဓိနတ်ဖြစ်သော မြတ်သော သူကို၊ ပဿာမိ၊ မြင်ရ

၏၊ ဒေဝါတိဒေဝံ၊ နတ်သုံးပါးတို့ယံက်လွန်သောနတ်မြတ်ကို၊ ပဿာမိ၊ မြင်
 ရ၏၊ ဒက္ခာမိ၊ ရှုရ၏၊ ဩဏောကေမိ၊ ဩဠာရှုရ၏၊ နိဗ္ဗာယာမိ၊ ဣန္ဒြေကို
 ဩဠာရှုရ၏၊ ဥပပရိက္ခာမိ၊ ထင်မြင်ဆင်ခြင်ရ၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 ပဿာမဟံဒေဝမနုဿကောကေတိပဒဿ၊ ပဿာမဟံဒေဝမနုဿလော
 ကောဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ အင်္ဂိဉ္စနံ၊ ဗြာဟ္မဏံဣရိယမာ
 နန္တိတ္ထေပဒေ၊ အင်္ဂိဉ္စနံဗြာဟ္မဏံဣရိယမာနံဟူသောဤဝုန်၌၊ အင်္ဂိဉ္စနန္တိ
 အင်္ဂိဉ္စနံဟူသည်ကား၊ ရာဂင်္ဂိဉ္စနံ၊ ရာဂဟူသောကြောင့်ကြခြင်း၎င်း၊ ဒေါ
 သင်္ဂိဉ္စနံ၊ ဒေါသဟူသော ကြောင့်ကြခြင်း၎င်း၊ မောဟင်္ဂိဉ္စနံ၊ မောဟဟူ
 သောကြောင့်ကြခြင်းလည်းကောင်း၊ မာနင်္ဂိဉ္စနံ၊ မာနဟူသောကြောင့်ကြ
 ခြင်းလည်းကောင်း၊ ဒိဋ္ဌိင်္ဂိဉ္စနံ၊ ဒိဋ္ဌိဟူသောကြောင့်ကြခြင်းလည်းကောင်း၊
 ကိလေသင်္ဂိဉ္စနံ၊ ကိလေသာဟူသောကြောင့်ကြခြင်းလည်းကောင်း၊ ဒုက္ခရိ
 တင်္ဂိဉ္စနံ၊ ဒုက္ခရိုက်ဟူသောကြောင့်ကြခြင်း လည်းကောင်း၊ ဘဂဝတော၊
 တုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားသည်၊ တေကိဉ္စနာ၊ ထိုကြောင့်
 ကြခြင်းတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ။ ဥန္တိန္နမူယာ၊ အရင်းကိုဖြတ်အပ်
 ကုန်ပြီ၊ တာသဝတ္ထုကထာ၊ ထန်ပင်ငုတ်ကိုကွဲသို့ဖြုတ်အပ်ကုန်ပြီ၊ အနဘာဝံ
 ကဘာ၊ တဖန်မဖြစ်ခြင်းကိုပြုအပ်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပာဒ
 ဓဒ္ဓာ၊ မဖြစ်ပြန်ခြင်းသဘောရှိကုန်၏၊ ကသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ထုရားသည်၊ အင်္ဂိဉ္စနော၊ အင်္ဂိဉ္စနမည်တော်မူ၏၊ ဗြာဟ္မဏောတံ၊ ဗြာဟ္မ
 ဏောဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ သတ္တန္တံဗ္ဗောနံ၊ ချွတ်ပါး
 ကုန်သောတရားတို့ကို၊ ဗဟိတတ္တာ၊ အပပြုသည်၏အဖြစ်ကြောင့်၊ ဗြာဟ္မ
 ဏော၊ ဗြာဟ္မဏမည်တော်မူ၏၊ သတ္တာယဒိဋ္ဌိ၊ သတ္တာယဒိဋ္ဌိကို၊ ဗဟိတော၊
 အပပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိပိကိစ္ဆာ၊ ဝိပိကိစ္ဆာကို၊ ဗဟိတော၊ အပ
 ပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိပိယဗ္ဗတပရာမာသော၊ ဝိပိယဗ္ဗတပရာမာသ
 သကို၊ ဗဟိတော၊ အပပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ရာဂေါ၊ ရာဂကို၊
 ဗဟိတော၊ အပပြုအပ်သည်၊ ဒေါသော၊ ဒေါသကို၊ ဗဟိတော၊ အပပြုအပ်
 သည်၊ မောဟော၊ မောဟကို၊ ဗဟိတော၊ အပပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏၊
 မာနော၊ မာနကို၊ ဗဟိတော၊ အပပြုအပ် သည်၊ ဟောတိ၊ ဖြစ်၏၊ သံကိလေ
 သိကာ၊ ညစ်ညူးစေတတ်ကုန်သော၊ ပေါနော ဣဝိကာ၊ တဖန်ဘဝလစ်ကို
 ဖြစ်စေတတ်ကုန်သော၊ သဒရာ၊ ပျာန်ခြင်းနှင့်တကွဖြစ်ကုန်သော၊ ဒုက္ခဝိပါ
 ကာ၊ ဆင်းရဲသောအကျိုးကိုဖြစ်စေတတ်ကုန်သော၊ အာယတိံ၊ နောင်အခါ
 ၌၊ ဇာတိဇရာမရဏိယာ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်း ကိုဖြစ်တတ်



ကန်သော၊ ပေါပကော၊ ယုတ်မာကျန်သော၊ အကုသလာဓမ္မာ၊ အကုသိုလ်တရား
 တို့ကို၊ အသေ၊ ထိုမြတ်စွာတရားသည်၊ ဗာဟိတာ၊ အပပြုအပ်ကျန်ပြီးသည်၊
 ဟောန္တိ၊ မြစ်ကုန်၏၊ နှစ်နှစ်အိယာတိ၊ သဘိယဟူ၍၊ တဂဝါ၊ မြတ်စွာတရား
 သည်၊ အာသပဟိ၊ ခေါ်တော်မူ၏၊ သဘိယ၊ သဘိယ၊ ထော၊ အကြင်သူ
 သည်၊ သဗ္ဗပါပကာနိ၊ အလုံးစုံသောမကောင်းမှုတို့ကို၊ ဗာဟိတွာ၊ စတုတ္ထ
 မဂ်ဖြင့်ပယ်ထုတ်၍၊ ဝိမသော၊ ကင်းသောအညစ်အကြေးရှိ၏၊ သာဓုသမာ
 တိတော၊ အရဟတ္တဖိုလ်သမာဓိဖြင့်တည်ကြည်၏၊ ဝိဘတ္ထော၊ မြဲမြံသော
 နှလုံးရှိ၏၊ ဟံသာရံ၊ သံသရာ၏အကြောင်းကို၊ အတိစ္စ၊ လွန်၍၊ ကောဇေယျိသော
 အလုံးစုံပြီးပြီးသောကိစ္စရှိသော၊ အသိတော၊ တဏှာဒိဗ္ဗိဖြင့်မရှိသော၊ တာဒိ၊
 ထောကဓံတို့ဖြင့်မပေါက်မပြန်သည်၊ ခံလေ့ရှိသော၊ သော ထိုသူကို၊ ဗြဟ္မာ
 တိ၊ ဗြဟ္မာဟူ၍၊ ဝုပ္ပတော၊ ဆိုအပ်၏၊ ဣရိယမာနန္တိ၊ ဣရိယမာနံဟူသည်ကား
 စေတနာ၊ ကျင့်သော၊ ဝိဘရန္တံ၊ နေသော၊ ဣရိယန္တံ၊ ဣရိယာပုထ်ကိုဖြစ်စေ
 သော၊ ဝတ္တန္တံ၊ ဣရိယာပုထ်ကိုသည်စေသော၊ ပါလေန္တံ၊ မောင်သော၊
 ယပေန္တံ၊ ရှေးသော၊ ယာပေန္တံ၊ ရှေးစေသော၊ ဣတံအယံ၊ ဤသည်လျှင်၊ အကိဉ္ဇနံ
 ဗြာဟ္မဏံ၊ ဣရိယမာနန္တိ၊ ပဒေသ၊ အကိဉ္ဇနံ ဗြာဟ္မဏံ၊ ဣရိယမာနံ ဟူသောပုဒ်
 ၏၊ အတ္ထော၊ အနက်တည်း၊ ဘန္တံနမဿာမိသမန္တစက္ခုတိတ္ထေပဒေ၊ တန္တံ
 နမဿာမိ သမန္တစက္ခု ဟူသောဤပုဒ်၌၊ တန္တံ၊ တံဟူသည်ကား၊ တဂ
 ဝန္တံ၊ မြတ်စွာတရားကို၊ တဂတိ၊ ဆို၏၊ နမဿာမိတိ၊ နမဿာမိဟူသည်
 ကား၊ ကာယေနဝါ၊ ကိုယ်ဖြင့်မူထည်း၊ နမဿာမိ၊ ရှိခိုး၏၊ ဝါစာယဝါ၊
 စကားဖြင့် မူထည်း၊ နမဿာမိ၊ ရှိခိုး၏၊ ဝိတ္ထေနဝါ၊ စိတ်ဖြင့် မူထည်း၊
 နမဿာမိ၊ ရှိခိုး၏၊ အန္တပ္ပပရိပတ္တိယာဝါ၊ အကျိုးသို့အစဉ် လိုက်သော
 အကြောင်းဖြင့်မူထည်း၊ နမဿာမိ၊ ရှိခိုး၏၊ ဓမ္မာနုဓမ္မပရိပတ္တိယာဝါ၊ သော
 ကုတ္တရာတရားနှင့် ချော်သော အကျင့်ဖြင့် မူထည်း၊ နမဿာမိ၊ ရှိခိုး၏၊
 သတ္တရောမိ၊ အစိုအသပြု၏၊ ဂရုကရောမိ၊ အထေးအမြတ်ပြု၏၊ မာနေမိ၊
 မြတ်နိုး၏၊ ပူဇေမိ၊ ပူဇော်၏၊ သမန္တစက္ခုတိ၊ သမန္တစက္ခုဟူသည်ကား၊
 သဗ္ဗညုတညာဏံ၊ သဗ္ဗညုတညာဏ်ကို၊ သမန္တစက္ခု၊ သမန္တစက္ခုဟူ၍၊
 ဝုပ္ပတိ၊ ဆိုအပ်၏၊ တဂဝါ၊ မြတ်စွာတရားသည်၊ သဗ္ဗညု တညာဏေန၊
 သဗ္ဗညုတညာဏ်နှင့်၊ ဥပေထော၊ ပြည့်စုံတော်မူ၏၊ သရပေတော၊ ကောင်း
 စွာပြည့်စုံတော်မူ၏၊ ဥပါဂတော၊ ကပ်ရောက်တော်မူ၏၊ သရပါဂတော၊
 ကောင်းစွာကပ်ရောက်တော်မူ၏၊ ဥပပန္နော၊ ထင်ရှားစွာဖြစ်၏၊ သဗ္ဗန္ဒော၊
 ကောင်းသော အားဖြင့်ထင်ရှားဖြစ်၏၊ သမန္တာဂတော၊ ကောင်းစွာပြည့်စုံ

မြင်းသို့ရောက်၏။ အသေ၊ ထိုမြတ်စွာဘုရားအား။ အစ၊ ဤပစ္စုပ္ပန်ကာလ၌၊
 အဒိဋ္ဌံ၊ မမြင်အပ်သော၊ ကိဋ္ဌိ၊ တစ်စုံတစ်ခုသောတရားသည်၊ နအတ္ထိ၊ မရှိ၊ အ
 ထော၊ ထိုမှတစ်ပါး၊ အဝိညာတ်၊ အတိတ်ကာလ၌ဖြစ်သောမထိအပ်သောတစ်
 စုံတစ်ခုသောတရားသည်၊ နအတ္ထိ မရှိ၊ အစာနိတဗ္ဗံ၊ အနာဂတ်၌ဖြစ်သောမထိ
 အပ်သောတစ်စုံတစ်ခုသောတရားသည်၊ နအတ္ထိ၊ မရှိ၊ နေယျံ၊ ထိအပ်သော၊ ယံ၊
 အကြင်ကာလသုံးပါး၌ ဖြစ်သောတရားကာလသုံးပါးမှလွတ်သောတရား
 သည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအထုံးစုံသောတရားကို၊ အဘိညာဿိ၊ ထူး
 သောဥာဏ်ဖြင့်ထိတော်မူပြီ။ တန၊ ထိုကြောင့်၊ တထာဂတော၊ မြတ်စွာ
 ဘုရား သည်၊ သမန္တစက္ခု၊ သမန္တစက္ခုမည်တော်မူ၏။ ဤသည်
 လျှင်၊ တန္တံနမဿာမိသမန္တ စက္ခုတိပဒေသာ၊ တန္တံနမဿာမိသမန္တ စက္ခု
 ဟူသောပုဒ်၏၊ အပ္ပေတ္တာ၊ အနက်တည်း၊ ပရပူဝံသက္ကကထံကထာဟိတိဇ္ဈ
 ပဒေ၊ ပရပူဝံသက္ကကထံကထာဟိဟူသောဤပုဒ်၌၊ သက္ကောတိ၊ သက္ကောဟူ
 သည်ကား၊ ဘဂဝ၊ မြတ်စွာဘုရားသည်။ သက္ကုက္ကဿ၊ သာကီဝင်မင်း
 မျှ၊ မှ၊ ပဗ္ဗဇိတော၊ ရဟန်းပြုတော်မူ၏၊ အတိဝိ၊ ထိုကြောင့်လည်း၊ သက္ကော၊
 သက္ကမည်၏၊ အထဝါ၊ တနည်းကား၊ အဒ္ဓါ၊ တရားဖြင့်ကြွယ်ဝ၏၊ မဟဒ္ဓ
 နော၊ တရားတည်းဟူသောများသောဥစ္စာရှိ၏၊ ဓနဝါ၊ တရားတည်းဟူသော
 ဥစ္စာနှင့်ပြည့်စုံ၏၊ အတိဝိ၊ ထိုကြောင့်လည်း၊ သက္ကော၊ သက္ကမည်၏၊ တဿ၊
 ထိုမြတ်စွာဘုရားအား၊ အမာနိဓနာနိ၊ ဤတရားတည်းဟူသောဥစ္စာတို့သည်
 သန္တိ၊ ရှိကုန်၏၊ အဒံ၊ ဤဥစ္စာတို့သည်၊ သေယုဿ၊ အဘယ်သည်တို့နည်းဟူ
 မူကား၊ သဒ္ဓါဓနံ၊ သဒ္ဓါတည်းဟူသော ဥစ္စာလည်းကောင်း၊ သီလဓနံ၊ သီလ
 တည်းဟူသောဥစ္စာလည်းကောင်း၊ ဟိရိဓနံ၊ ဟိရိတည်းဟူသောဥစ္စာလည်း
 ကောင်း၊ ဩတ္တပ္ပဓနံ၊ ဩတ္တပ္ပတည်းဟူသောဥစ္စာလည်းကောင်း၊ သုတဓနံ၊
 သုတတည်းဟူသောဥစ္စာလည်းကောင်း၊ စာဂဓနံ၊ စာဂဟူသောဥစ္စာလည်း
 ကောင်း၊ ပညာဓနံ၊ ပညာ တည်းဟူသောဥစ္စာ လည်းကောင်း၊ သတိပဋ္ဌာ
 နဓနံ၊ သတိပဋ္ဌာန် တည်းဟူသော ဥစ္စာလည်းကောင်း၊ သမ္မပ္ပဓာနဓနံ၊
 သမ္မပ္ပဓာန်တည်းဟူသော ဥစ္စာလည်းကောင်း၊ အပ္ပိပါဒဓနံ၊ အပ္ပိပါဒ်တည်း
 ဟူသောဥစ္စာလည်းကောင်း၊ နန္ဒြိယဓနံ၊ အနန္ဒြိယတည်းဟူသောဥစ္စာလည်း
 ကောင်း၊ အလဓနံ၊ ဗိုလ်တည်းဟူသော ဥစ္စာလည်းကောင်း၊ ဗောဇ္ဈင်္ဂဓနံ၊
 ဗောဇ္ဈင် တည်းဟူသော ဥစ္စာလည်းကောင်း၊ မဂ္ဂဓနံ၊ မဂ်တည်းဟူသော
 ဥစ္စာလည်းကောင်း၊ ဖလဓနံ၊ ဗိုလ်တည်းဟူသော ဥစ္စာလည်းကောင်း၊
 နိဗ္ဗာနဓနံ၊ နိဗ္ဗာန်တည်းဟူသောဥစ္စာလည်းကောင်း၊ အနေကဝိဓေဟိ၊ တပါး

မကများကုန်သော၊ ဣမေဟိနေရတနေဟိ၊ ဤတရားတည်း ဟူသောဥစ္စာ
 ရတနာတို့ဖြင့်၊ အရွေးကြွယ်ဝ၏။ မဟာဒ္ဓနော၊ များသောဥစ္စာရှိ၏။ နေဝါ၊
 ဥစ္စာနှင့်ပြည့်စုံ၏။ ဣတိပိ၊ ဤသို့သောအကြောင်းကြောင့်လည်း၊ သက္ကော၊
 သက္ကမည်၏။ အထဝါ၊ တနည်းကား၊ သက္ကော၊ သာကီဝင်မင်းမျိုးသည်၊ ပ
 ဟုဝိသဝိ၊ များစွာသောရန်သူတို့ကို၊ အလမက္ကော၊ အောင်ခြင်းငှါစွမ်းနိုင်၏
 သူရော၊ ရဲရင့်၏။ ဝိးရာ၊ တည်ကြည်မြဲမြံ၏။ ဝိက္ကန္တော၊ အလွန်နှစ်သက်ဖွယ်
 ရှိ၏။ အတိရူ၊ မကြောက်တတ်၊ အဆန္တိ၊ ခက်တရော်မရှိတတ်၊ အနုကြာသိ
 မသန္တိတတ်၊ အပလာယီ၊ မပြေးတတ်၊ တဿ၊ ထိုသာကီဝင်မင်းမျိုးသည်၊
 ပဟိနာယဘောရဝေါ၊ ကြောက်မက်ဖွယ်သောဘေးကိုပယ်ပြို၊ ဝိဂတယော
 မဟိသော၊ ကင်းသော ကြက်သည်၊ မွေးဦး၊ ထခြင်းရှိပြီ၊ ဣတိပိ၊ ထို
 ကြောင့်လည်း၊ သက္ကော၊ သက္ကမည်၏။ ဝိဝိကိန္ဒာ၊ ဝိဝိကိန္ဒာကို၊ ကထံ
 ကထာ၊ ကထံကထာဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏။ ဒုက္ခော၊ ဒုက္ခသစ္စန္ဒါ၊ ကင်္ခါ၊
 ယုံမှားခြင်းသည် လည်းကောင်း၊ ဒုက္ခသုမုဒယော၊ ဒုက္ခ၏ အကြောင်းဖြစ်
 သောသမုဒယသစ္စန္ဒါ၊ ကင်္ခါ၊ ယုံမှားခြင်းသည်လည်းကောင်း၊ ဒုက္ခနိရော
 ဓော၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်၌၊ ကင်္ခါ၊ ယုံမှားခြင်းသည် လည်းကောင်း၊ ဒုက္ခ
 နိရောဓေါမနိယာပမ္ဘိပဒါယ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်
 သောအကျင့်၌၊ ကင်္ခါ၊ ယုံမှားခြင်းသည် လည်းကောင်း၊ ပုဗ္ဗန္တော၊ ရှေ့အစွန်း
 ၌၊ ကင်္ခါ၊ ယုံမှားခြင်းသည် လည်းကောင်း၊ အပရန္တော၊ နောက်အစွန်း၌၊
 ကင်္ခါ၊ ယုံမှားခြင်းသည်လည်းကောင်း၊ ဝုဗ္ဗန္တောပရန္တော၊ ရှေ့နောက်အစွန်း
 ၌၊ ကင်္ခါ၊ ယုံမှားခြင်းသည်လည်းကောင်း၊ ဣဒ္ဓပ္ပဗုဒ္ဓာပရိစ္ဆာသမုပ္ပန္နောယ၊
 အကျိုးအကြောင်းကိုစွဲ၍ဖြစ်ကုန်သော၊ ဓမ္မေယ၊ တရားတို့၌၊ ကင်္ခါ၊ ယုံမှား
 ခြင်းသည် လည်းကောင်း၊ အတ္ထိရှိ၏၊ ဝေဇ္ဇပါ၊ ဤသို့သဘောရှိသော၊ ယာ
 ကင်္ခါ၊ အကြင်ယုံမှားခြင်း လည်းကောင်း၊ ကင်္ခါ၊ ယနာ၊ ယုံမှားခြင်းအခြင်း
 အရာ လည်းကောင်း၊ ကင်္ခါ၊ ယိတတ္ထံ၊ ယုံမှားသော သူ၏အဖြစ်လည်း
 ကောင်း၊ ဝိမတိ၊ မကောင်းမေ့နိုင်ခြင်းလည်းကောင်း။ ဝိဝိကိန္ဒာ၊ တွေ့တော
 ခြင်းလည်းကောင်း၊ ဧစ္စဉကံ၊ နှလုံးနှစ်ခွဲရှိခြင်းလည်းကောင်း၊ ဧစ္စာပထော၊
 နှစ်ခြာသောအကြောင်းခရီးရှိခြင်းလည်းကောင်း၊ သံသယော၊ နိစ္စအနိစ္စဟူ
 သောဇာပါးပါးသောအခြင်းအရာ၌တည်ခြင်းငှါမစွမ်းနိုင်ခြင်း၎င်း၊ အနေ
 ကံသဂါဟော၊ စင်စစ်ယူခြင်းငှါမစွမ်းနိုင်ခြင်းလည်းကောင်း၊ အာသပ္ပနာ၊
 အာရုံကို ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ ရွှေ့ရွှေ့ခြင်း လည်း
 ကောင်း၊ ပရိသပ္ပနာ၊ အာရုံကိုယူခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ ထက်ဝန်း



ထွက်မှရှေ့သျှောခြင်းလည်းကောင်း၊ အပရိယောဂါဟနာဠာပတ်ဖြင့်ထက်
 ဝင်ခြင်းငှါ မစွမ်းနိုင်ခြင်းလည်းကောင်း၊ ဝိတ္တဿ၊ ဝိတ်ဇ်၊ ဝေန္တိတတ္ထံ၊
 ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်သောကြောင့် ခက်တရော်ရှိသော အဖြစ်လည်း
 ကောင်း၊ မနောဝိသေခေါ၊ ဝိတ်ဇ်၊ ရေးခြစ်ခြင်းကို၊ ကထံ၊ ကထာ၊ ပရုဗ္ဗံ၊ ဝုစ္စ
 တိ၊ ဆိုအပ်၏၊ ပမုဉ္ဇမံကထံကထာဟိတိ၊ ပမုဉ္ဇမံကထံကထာဟိဟူသည်
 ကား၊ ထက္က၊ သာကီဝင်မင်းသားဖြစ်သော အရှင်ဘုရား၊ မံ၊ အကျွန်ုပ်ကို၊
 ကထံကထာသလ္လတော၊ ယံမှားခြင်းတည်းဟူသောကြောင့်မှ၊ ပမုဉ္ဇမံလွတ်
 ပါစေသော၊ မံ၊ အကျွန်ုပ်ကို၊ ပမုဉ္ဇမံအပြားအားဖြင့် လွတ်ပါစေသော၊ မံ၊
 အကျွန်ုပ်ကို၊ မောစေဟိ၊ လျော့လျော့ပြုသောအားဖြင့် လွတ်ပါစေသော၊
 မံ၊ အကျွန်ုပ်ကို၊ ပမောစေဟိ၊ အထူးထူးအပြားပြားဖြင့် လျော့လျော့ပြု၍
 လွတ်ပါစေသော၊ မံ၊ အကျွန်ုပ်ကို၊ ဥဒ္ဓရသံသရာမှထုတ်၍ နိဗ္ဗာန်သို့တင်
 တော်မူပါသော၊ မံ၊ အကျွန်ုပ်ကို၊ သုဒ္ဓရ၊ ကောင်းစွာသံသရာမှထုတ်၍ နိဗ္ဗာန်
 သို့ တင်တော်မူ ပါသော၊ မံ၊ အကျွန်ုပ်ကို၊ ဝုဠာပေဟိ၊ ယံမှားခြင်းမှ ထ
 မြောက်တော်မူပါစေသော၊ ဣတိအယံ၊ ဤသည်တွင်၊ ပမုဉ္ဇမံ၊ ထက္ကထံ
 ကထာဟိတိပဒဿ၊ ပမုဉ္ဇမံသက္ကကထံကထာဟိဟူသောဝုန်ဇ်၊ အတ္ထော၊
 အနက်လည်း၊ တေန၊ ထိုကြောင့်၊ သောပြောဟူသော၊ ထိုခေတ်ဘကပုတ္တား
 သည့်၊ ပဿာမဟိ၊ ဒေဝမနုဿလောကော၊ အင်္ဂါပွန်ပြောဟူသော ဣရိယမာနံ၊
 တန္တံနမသာမိသမန္တစက္ခု၊ ပမုဉ္ဇမံသက္ကကထံကထာဟိတိ၊ ပဿာမဟိဒေ
 ဝမနုဿလောကော၊ အင်္ဂါပွန်ပြောဟူသော ဣရိယမာနံ၊ တန္တံနမသာမိသမန္တ
 စက္ခု၊ ပမုဉ္ဇမံသက္ကကထံကထာဟိဟူ၍၊ အာဟ၊ ဆိုပြီး ။

၉) ဝေဒကကမဉ္ဇာသုတ္တံ၊ အဘိ၊ ငါသည်၊ တံ၊ သင့်ကို၊ ကထံကထိ၊
 ယံမှားခြင်းကို၊ ပမောစနာယ၊ လွတ်စေခြင်းငှါ၊ နုသဟိသ္မာပိ၊ မတတ်နိုင်၊
 လောကော၊ လောက၌၊ သေဋ္ဌံ၊ မြတ်သော၊ ကိဗ္ဗိ၊ တစ်ခုတစ်ခုသော၊ ဓမ္မဉ္ဇ၊ တရား
 ကိုသာလျှင်၊ အာဇာနုမာနော၊ သိသောအားဖြင့်ကျင့်၍၊ တုဝံ၊ သင်သည်၊
 ဝေ၊ ဤသို့သောယံမှားခြင်းကို လည်းကောင်း၊ ဣမံဩဗံ၊ ဤဩဗလေး
 ပါးကိုလည်းကောင်း၊ တရေထိ၊ ကူးထေထော၊ နဟိ၊ သဟိ၊ သမိ၊ မောစနာ
 ယာဟိ၊ နာဟိ၊ သဟိ၊ သမိ၊ ပမောစနာယဟူသည်ကား၊ အဘိ၊ ငါသည်၊ တံ၊
 သင့်ကို၊ ကထံကထာသလ္လတော၊ ယံမှားခြင်းတည်းဟူသောကြောင့်မှ၊ မုဉ္ဇိတုံ
 လွတ်စေခြင်းငှါ၊ နုသတ္ထောပိ၊ မတတ်နိုင်၊ ပမုဉ္ဇိတုံ၊ အပြားအားဖြင့်လွတ်
 စေခြင်းငှါ၊ မောစေတုံ၊ လျော့လျော့ပြုသဖြင့်လွတ်စေခြင်းငှါ၊ ပမောစေတုံ
 အပြားအားဖြင့်လျော့လျော့ပြု၍ လွတ်စေခြင်းငှါ၊ ပမောစေတုံ၊ အပြားအား

ဖြင့်ထေရ်ထေရ်ပြု၍လွတ်စေခြင်းငှါ၊ ဥဒ္ဓရိတုံ၊ သံသရာမှထုတ်၍နိဗ္ဗာန်သို့
 တင်ခြင်းငှါ၊ သမုဒ္ဓရိတုံ၊ ကောင်းစွာ သံသရာမှထုတ်၍ နိဗ္ဗာန်သို့ တင်ခြင်း
 ငှါ၊ ဥဒ္ဓါပေတုံ၊ သံသရာမှထုတ်၍နိဗ္ဗာန်သို့ တင်စေခြင်းငှါ၊ သမုဋ္ဌာလေတုံ၊
 ယုံမှားခြင်းမှကောင်းစွာထစေခြင်းငှါ၊ နုသက္ကောမိ၊ မထတ်နှိုင်း၊ ဣတိဇေဝဗ္ဗိ၊
 ဤသို့ထည်း၊ နဟံ သါဟိ သာမိပမောစနာယာတိပဒဿ၊ နဟံ သါဟိ သာမိ
 ပမောစနာယဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အထဝါ၊ တနည်းကား၊
 အသဗ္ဗေ၊ ရတနာသုံးပါး၌သဒ္ဓါခြင်းကင်းသော၊ အတ္ထိန္ဒကေ၊ မဂ်အကျိုးပြတ်
 သော၊ ကုသိလေ၊ သံမာဓိကင်းသော၊ ဟိနဝိရိယေ၊ ဝီရိယကင်းသော၊ အပ္ပမ္ဘိ
 ပဗ္ဗမာနေ၊ ကုသိုလ်တရားကိုမကျင့်လိုသော၊ ပုဂ္ဂဏေ၊ ပုဂ္ဂိုလ်၌၊ ဓမ္မဒေသနာ
 ယ၊ တရားဟောခြင်းငှါ၊ နန္တိဟာမိ၊ လုံ့လကိုမပြု၊ နုသမိဟာမိ၊ ပြင်းစွာလုံ့
 လမပြု၊ နုဥဿဟာမိ၊ ပြုခြင်းငှါ အလိုရှိသောလုံ့လကိုမဖြစ်စေ၊ နဝါယမာ
 မိ၊ အားထုတ်သောလုံ့လကိုမဖြစ်စေ၊ နုဥဿဟံကရောမိ၊ ပြဋ္ဌာန်းသော
 လုံ့လကိုမပြု၊ နုဥဿောတ္ထိကရောမိ၊ အတိုင်းအရှည်ကို ထွန်တတ်သော
 လုံ့လကိုမပြု၊ နုထံဝမံကရောမိ၊ အစွမ်းရှိသောလုံ့လကိုမပြု၊ နုမိတိကရော
 မိ၊ မြဲမြံသောလုံ့လကိုမပြု၊ နုဝိရိယံကရောမိ၊ အားထုတ်ခြင်းလုံ့လကိုမပြု၊
 နုသန္ဓံဇနေမိ၊ အားထုတ်လိုသောသန္ဓံမဖြစ်၊ နုသဗ္ဗနေမိ၊ ကောင်းစွာမဖြစ်၊
 နုနိဗ္ဗတ္တေမိ၊ မပြီး၊ နုအဘိနိဗ္ဗတ္တေမိ၊ အလွန်မပြီး၊ ဣတိဇေဝဗ္ဗိ၊ ဤသို့ထည်း၊
 နဟံ သာမိ သာမိပမောစနာယာတိပဒဿ၊ နဟံ သာမိ သာမိပမောစနာ
 ယဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အထဝါ၊ တနည်းကား၊ ယေ၊
 အကြင်ရတနာသုံးပါး၌မကြည်ညိုဟုန်သေးသောသူတို့ကို၊ မောစေတော၊
 ယုံမှားခြင်းမှ ထွက်စေတတ်သော၊ အညော၊ တပါးသော၊ ကောပိ၊ တစ်
 တယောက်သောသူသည်၊ နတ္ထိ မရှိ၊ တေ၊ ထိုသူတို့သည်၊ ယဒိမောစေယျံ၊
 အကယ်၍ယုံမှားခြင်းမှလွတ်စေကုန်အံ့၊ သကေနုထာမေန၊ မိမိအစွမ်းဖြစ်
 သောလုံ့လဖြင့်၊ သကေနုဗထေန၊ မိမိအားဖြင့်၊ သကေနုဝိရိယေန၊ မိမိအား
 ထုတ်ခြင်းလုံ့လဖြင့်၊ သကေနုပရက္ကမေန၊ မိမိလွန်စွာ အားထုတ်ခြင်းဖြင့်၊
 သကေနုပုရိသထာမေန၊ မိမိယောကျ်ား၏အစွမ်းဖြင့်၊ သကေနုပုရိသဗထေန
 မိမိယောကျ်ား၏အားဖြင့်၊ သကေနုပုရိသဝိရိယေန၊ မိမိယောကျ်ား၏ဝီရိယ
 ဖြင့်၊ သကေနုပုရိသပရက္ကမေန၊ မိမိယောကျ်ား၏အထူးအားထုတ်ခြင်းဖြင့်၊
 အတ္တနာ၊ မိမိသည်၊ သမ္မာပရိပဒံ၊ ကောင်းသောအကျင့်ကို၊ အနုထောမပရိ
 ပဒံ၊ တရားနှင့်လျော်သောအကျင့်ကို၊ အပစ္စနိကပရိပဒံ၊ သာသနာတော်နှင့်
 မဆန့်ကျင်သောအကျင့်ကို၊ အနုတ္ထပရိပဒံ၊ အကျိုးသို့ အစဉ်လိုက်သောအ

☞

ကျင့်ကို၊ ဓမ္မနုဓမ္မပဋိပဇ်၊ သောက္ခတ္တရာတရားနှင့် တျော်သော အကျင့်ကို၊
 ပရိပစ္စမာနာ၊ ကောင်းစွာကျင့်ကုန်သည်ဖြစ်၍၊ ရုက္ခပျို၊ ယုံမှားခြင်းမှလွတ်
 ကုန်ရာ၏၊ ဣတိဝေဓိ၊ ဤသို့သည်၊ နာဟံသာမိဿာမိမောစနာယာတိပဒဿ၊
 နာဟံ သာမိဿာမိ ပမောစနာယဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဟိ
 သစ္စံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ သေဝတရန္တအတ္တနာပလိပပ
 လိပန္နောပရံပလိပန္တုညဒ္ဓိ၊ သာတိတိနေတံဋ္ဌာနံဝိဇ္ဇတိသောဝတရန္တ အတ္တနာ
 အဒန္တော၊ အဝိနိတော၊ အပရိနိဗ္ဗုတော၊ ပရံဒမေဿတိဝိနေဿတိပရိနိဗ္ဗုပေဿ
 တိတိနေတံဋ္ဌာနံဝိဇ္ဇတိတိ၊ သောဝတရန္တအတ္တနာပလိပပလိပန္နောပရံပလိပန္တု
 ညဒ္ဓိ၊ သာတိတိနေတံဋ္ဌာနံဝိဇ္ဇတိသောဝတရန္တအတ္တနာအဒန္တော၊ အဝိနိတော၊
 အပရိနိဗ္ဗုတော၊ ပရံဒမေဿတိဝိနေဿတိပရိနိဗ္ဗု ပေဿတိတိနေတံဋ္ဌာနံ
 ဝိဇ္ဇတိဟူသော၊ ဧတံဝစနံ၊ ဤစကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်၏၊ ခန္ဓာ၊ ခန္ဓာ၊
 ဝထ၊ စင်စစ်၊ အတ္တနာ၊ မိမိသည်၊ ပလိပပလိပန္နော၊ နက်စွာသောညွှန်ပြောင်း
 ဋ္ဌာနံသော၊ သော၊ ထိုသူသည်၊ ပလိပပလိပန္တု၊ နက်စွာသော ညွှန်ပြောင်း
 နှစ်သော၊ ပရံ၊ သူတရားကို၊ ညဒ္ဓိ၊ သာတိ၊ ဖေါထုတ်သတ္တံ၊ ဣတိဧတံဋ္ဌာနံ၊ ဤ
 သို့သောအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ရန္တု၊ ရန္တု၊ ဝထ၊ စင်စစ်၊ အတ္တနာ၊ မိမိ
 သည်၊ အဒန္တော၊ မယဉ်ကြေးသောနှလုံးရှိသော၊ အဝိနိတော၊ မဆုံးမအပ်
 သောသိက္ခာသုံးပါးရှိသော၊ အပရိနိဗ္ဗုတော၊ ကိလေသာမငြိမ်းသော၊ သော၊
 ထိုသူသည်၊ ပရံ၊ သူတရားကို၊ ဒမေဿတိ၊ ယဉ်ကြေးသောနှလုံးရှိစေသတ္တံ၊
 ဝိနေဿတိ၊ သိက္ခာသုံးပါးနှင့်ဆုံးမသတ္တံ၊ ပရိနိဗ္ဗုပေဿတိ၊ ကိလေသာ
 ကိုငြိမ်းစေသတ္တံ၊ ဣတိဧတံဋ္ဌာနံ၊ ဤသို့ သောအကြောင်းသည်၊ နဝိဇ္ဇတိ၊
 မရှိ၊ ဣတိဝေဓိ၊ ဤသို့သည်၊ နာဟံသာမိဿာမိမောစနာယာတိပဒဿ၊
 နာဟံ သာမိဿာမိ ပမောစနာယဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဟိ
 သစ္စံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ အတ္တနာဝကတံ ပါပံအတ္တနာ
 သံကိလိဿာကိ အတ္တနာကတံပါပံ အတ္တနာဝဝိသုဇ္ဈတိ သုဒ္ဓိအသုဒ္ဓိပစ္စတ္တံ
 နညောအညံဝိသောဓယေတိ၊ အတ္တနာဝကတံပါပံအတ္တနာသံကိလိဿာကိ
 အတ္တနာ အကတံပါပံအတ္တနာ ဝဝိသုဇ္ဈတိသုဒ္ဓိ အသုဒ္ဓိပစ္စတ္တံနညောအညံ
 ဝိသောဓယေဟူသော၊ ဧတံဝစနံ၊ ဤစကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်၏၊
 အတ္တနာ၊ အနက်တည်း၊ ပါပံ၊ မကောင်းမှုကို၊ ကတံ၊ ပြုအံ့၊ အတ္တနာဝ၊ မိမိ
 သည်၊ သံကိလိဿာကိ၊ ညစ်ညူးသတ္တံ၊ အတ္တနာ၊ မိမိသည်၊ ပါပံ၊
 မကောင်းမှုကို၊ အကတံ၊ မပြုအံ့၊ အတ္တနာဝ၊ မိမိသည်၊ ဝိသုဇ္ဈတိ၊ စင်
 ကြယ်၏၊ သုဒ္ဓိဝ၊ စင်ကြယ်သော ကုသိုလ်သည်လည်းကောင်း၊ အသုဒ္ဓိဝ၊

မဝင်ကြမိသော အကုသိုလ်သည် လည်းကောင်း၊ ပစ္စတ္တံ၊ မျက်မှောက်၊
 ဝိပစ္စတိ၊ အကျိုးပေး၏၊ အညော၊ တပါးသောသူသည်၊ အညော၊ တပါးသောသူ
 ကို၊ နိဝိသောသော၊ မသုတ်မသင်စေ၊ အတိ၊ ဤသို့လည်း၊ နာဟံသာ
 ဝိသာသိသော၊ စနာယာတိပဒဿ၊ နာဟံသာဝိသာသိ၊ မမောစနာယဟူ
 သောပုဒ်၏၊ အညော၊ အနက်တည်း၊ ဟိသစ္စံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာ
 ထုရားသည်၊ ဧဝမေဝေါပြာဟူဏ(ပ)၊ မုစ္ဆေယျန္တိ၊ ဧဝမေဝေါပြာဟူ
 ကာ(ပ)၊ မုစ္ဆေယျဟူသော၊ ဧတံဝစနံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်
 ၏၊ ပြိယန္တ၊ ပုဏ္ဏား၊ ဧဝမေဝေါ၊ ဤအတူလည်းကောင်းလျှင်၊ နိဗ္ဗာနံ၊ တ
 ဏှာမှထွက်မြောက်ရာ ဖြစ်သောနိဗ္ဗာန်သည်၊ တိဋ္ဌတေဝ၊ တည့်အည်သာ
 သျှင်ကတည်း၊ နိဗ္ဗာနဂါမိမဂ္ဂေါ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မင်သည်၊
 တိဋ္ဌာတိ၊ တည့်၏၊ အဟံ၊ ငါသည်၊ သမာဒပေတာ၊ ကောင်းစွာပြည့်စုံသည်
 ဖြစ်၍၊ တိဋ္ဌာမိ၊ တည်၏၊ အထစပန၊ ထိုသို့တည်လျက်၊ မမ၊ ငါ၏၊ သာဝကာ၊
 တပည့်ကိုသည်၊ ဧဝံ၊ ဤသို့၊ မယာ၊ ငါသည်၊ ဩဝေယမာနာ၊ ဆုံးမကုန်
 လျက်၊ ဧဝံ၊ ဤသို့၊ အနု၊ ဝေဝိယမာနာ၊ ကမြစ်ကုန်လျက်၊ အပ္ပေကာဂ္ဂေ၊ အချို့
 ကုန်သောသူတို့သည်၊ အစ္စန္တနိဋ္ဌံ၊ စင်စစ်လျှင်ပြီးခြင်းသို့ ရောက်ရာဖြစ်
 သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ အာရာဇေန္တိ၊ ရကုန်၏၊ ဧကဂ္ဂေ၊ အချို့ကုန်သောသူ
 တို့သည်၊ နာရာဇေန္တိ၊ မရကုန်၊ ပြာဟူတာ၊ ပုဏ္ဏား၊ ဧတ္ထ၊ ဤသူတို့၌၊ ဂီ၊ အ
 ဘာဟံသို့လျှင်၊ အဟံ၊ ငါသည်၊ ကရောမိ၊ ပြုရအံ့နည်း၊ ပြာဟူတာ၊ ပုဏ္ဏား၊ မဂ္ဂ
 ကွာပတိ၊ အကြောင်းဖြစ်သော အကျင့်တရားကိုဟောလေ့ရှိသော၊ မဂ္ဂဗုဒ္ဓေါ၊
 အကြောင်းကိုထိတတ်သော၊ ဘထာဂတော၊ ငါထုရားသည်၊ အာဝိက္ခတိ၊
 ကြားတော်မူ၏၊ အတ္တနာ၊ မိမိသည်၊ ပဒိုပဇ္ဇမာနာ၊ ကျင့်သည်ဖြစ်၍သာ
 လျှင် မုစ္ဆေယျ၊ လွတ်နိုင်ရာ၏၊ အတိ၊ ဤသို့၊ အာဝိက္ခတိ၊ ကြားတော်မူ၏၊
 ဧဝံ၊ ဤသို့လည်း၊ နာဟံသာဝိသာသိပမောစနာယာတိပဒဿ၊ နာဟံသာ
 ဝိသာသိပမောစနာယဟူသောပုဒ်၏၊ အညော၊ အနက်တည်း၊ ကထံကထိံ
 ဓောတာကကိဋ္ဌိဓောကောတိ၊ ကထံကထိံ ဓောတာကကိဋ္ဌိဓောကောဟူသည်
 ကား၊ ကထံကထိံ၊ ယံမှားခြင်းရှိသော၊ သကဓိံ၊ ယံမှားခြင်းနှင့်တကွဖြစ်
 သော၊ သဒိယံ၊ ယံမှားခြင်းတည်းဟူသောမိတ်တံသင်းရှိသော၊ သန္ဓေဋ္ဌကံ၊
 နှလုံးနှစ်ခွရှိသော၊ သဝိပိကိန္တံ၊ ဝိပိကိန္တာရှိသော၊ ဝုဂ္ဂဓံ၊ ပုဂ္ဂိုလ်ဖြစ်သော၊
 ကိဋ္ဌိတိ၊ ကိဋ္ဌိဟူသည်ကား၊ ကိဋ္ဌိ၊ တစုံတယောက်သော၊ ဝတ္ထိယံဝါ၊ မင်းကို
 လည်းကောင်း၊ ပြာဟူတာဝါ၊ ပုဏ္ဏားကိုလည်းကောင်း၊ ဧဝသံဂါ၊ သူကြွယ်
 ကိုလည်းကောင်း၊ သုဒ္ဓံဝါ၊ သူဆမ်းရဲကိုလည်းကောင်း၊ ဂဟဋ္ဌံဝါ၊ အိမ်၌

ဟည်သော သူကိုလည်းကောင်း၊ ပဗ္ဗဇိတ်တံတိ ၊ ရဟန်းကိုလည်းကောင်း၊
 ဒေဝဝါ၊ နတ် ကိုလည်းကောင်း၊ မနုဿဝါ၊ လူကိုလည်းကောင်း၊ လောကေ
 တိ၊ လောကေဟူ သည့်ကား၊ အပါယလောကေ၊ အပယ်ထံ၌၊ (ဗ)၊ အာယတ
 နလောကေ၊ အာယတနလောက၌၊ ဣတိအယံ၊ ဤသည်လျှင်၊ ကထံကထိံ
 ခေတကကိပ္ပိလောကေတိပဒသ၊ ကထံကထိံ ခေတကကိပ္ပိလောကေ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဓမ္မဉ္စသေဋ္ဌံအာဇာနမာနောတံ ဣတ္ထ
 ပဒေ၊ ဓမ္မဉ္စသေဋ္ဌံအာဇာန မာနောဟူသောပုဒ်၌၊ အမက်၊ သေခြင်းကင်း
 သော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ သေဋ္ဌံ၊ မြတ်သော၊ ဓမ္မံ၊ တရားဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၏၊ ယောသော၊ အကြင်တရားသည်၊ သဗ္ဗသင်္ခါရသမထေဒ၊ အလုံးစုံသော
 သင်္ခါရတို့မှငြိမ်းရာဖြစ်၏၊ သဗ္ဗုပဓိပဋိနိဿဂ္ဂေါ၊ အလုံးစုံသောဥပဓိတို့၏
 စွန့်ရာဖြစ်၏၊ တဏှက္ခယော၊ တဏှာ၏ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်း
 ရာဖြစ်၏၊ နိရောဓော၊ ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာန်၊ တဏှာမှထွက်မြောက်
 ရာဖြစ်၏၊ အသဋ္ဌံတိ၊ သေဋ္ဌံဟူသည်ကား၊ အဝံ့၊ မြတ်သော၊ သေဋ္ဌံ၊ မြီးမွမ်း
 အပ်သော၊ ဝိသေဋ္ဌံ၊ အထူးသဖြင့် မြီးမွမ်းအပ်သော၊ ပါမောက္ခံ၊ အကြီးဖြစ်
 သော၊ ဥတ္တမံ၊ မြတ်သော၊ ပဝရံ၊ အထူးသဖြင့် မြတ်သော၊ ဓမ္မံ၊ တရားကို၊
 အာဇာနမာနော၊ အာရုံပြုသော အားဖြင့် ထိသည်ဖြစ်၍၊ ဝိဇာနမာနော၊ အ
 ထူးသဖြင့်ထိသည်ဖြစ်၍၊ ပဋိဝိဇာနမာနော၊ အဖန်တလဲလဲထိ၍၊ ပဋိဝိဇ္ဈမာ
 နော၊ ထိုးထွင်းသဖြင့်ထိ၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဓမ္မဉ္စသေဋ္ဌံ အာဇာန
 မာနောတိပဒသ၊ ဓမ္မဉ္စသေဋ္ဌံ အာဇာနမာနောဟူသောပုဒ်၏၊ အတ္ထော၊ အ
 နက်တည်း၊ ဇေတုဝံဩစာမိမံတရေထိတိ၊ ဇေတုဝံဩစာမိမံတရေထိဟူ
 သည့်ကား၊ ဇေတု၊ ဤသို့၊ တုဝံ၊ သင်သည်၊ ကာမောစံ၊ ငါးပါးသောကာမ
 ဂုဏ်တည်းဟူသောဩစာကို၊ ဘဂေါစံ၊ ရူပအရူပထံ၌ ဖြစ်သောဆန္ဒရာ
 ဂဟုဆိုအပ်သောဩစာကို၊ ဒိဋ္ဌောစံ၊ သဿတဒိဋ္ဌိ စသော ဩစာကို၊
 အဝိဇ္ဇောစံ၊ သစ္စာလေးပါးတို့၌ မထိခြင်းတည်းဟူသောဩစာကို၊ တရေ
 ယျာထိ၊ လွန်လေလော၊ ဥတ္တရေယျာထိ၊ အထူးသဖြင့် လွန်လေလော၊ ပတ
 ရေယျာထိ၊ အပြားအားဖြင့် လွန်လေလော၊ သမတိတ္တမေယျာထိ၊ ကောင်း
 စွာလွန်လေလော၊ ဝိတိဝတ္ထေယျာထိ၊ အထူးသဖြင့် လွန်လေလော၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ဇေတုဝံဩစာမိမံတရေထိတိပဒသ၊ ဇေတုဝံဩစာ
 မိမံတရေထိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ နာဟံသာမိသာာမိ ပမောစနာယ၊ ကထံက
 ထိံ ခေတကကိပ္ပိလောကေ၊ ဓမ္မဉ္စသေဋ္ဌံ အာဇာနမာနော၊ ဇေတုဝံဩစာ



ပိဋကဇေယျာဏိ၊ နာဟံ သာမိဿာဒိပမောစနာယ၊ ဣထံကထိံ ဇောတက
ကိဗ္ဗိလောကဓမ္မဉ္စာသဋ္ဌိံ အာဇောနမာနောဇေတဝုဝံတြာသမိမံကဇေယျဟူ၍၊
အာဟာ၊ ဟောကော်မူ၏။

၂၅၇ ဗြဟ္မေဟု အထူးကပ်ဖြင့်မြတ်တော်မူသော အရှင်ထုရား၊ ယံဝိဝေကဓမ္မံ၊
အကြင်ခပ်သိမ်းသော သင်္ခါရတို့မှတစ်သော နိဗ္ဗာန်တရားကို၊ ယထာ၊ အ
ကြင်အခြင်းဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဇေဉ်းထိရပါအံ့၊ တထာ၊ ထိုအခြင်း
ဖြင့်၊ ကရုဏာယ၊ ထိုနိဗ္ဗာန်အကျိုးငှါ၊ တံ၊ အရှင်ထုရားသည်၊ ဝေ၊ အကျွန်ုပ်ကို
ကရုဏာယ မာနော၊ သနားသည်ဖြစ်၍၊ အနု သာသ၊ ဆုံးမတော်မူလော၊ အ
ဟံ၊ အကျွန်ုပ်သည်၊ အာကာသောဝ၊ ကောင်းကင်ကဲ့သို့၊ အဗျာပဇ္ဇမာနော၊
အထူးထူးအပြားပြားကို မကြောင့်ကြသည်ဖြစ်၍၊ ဣဝေဝ၊ ဤသာသနာ
တော်၌သာလျှင်၊ သန္တော၊ ဖြစ်လျက်၊ အထိဇတော၊ တဏှာဒိဋ္ဌိကို မရှိသည်
ဖြစ်၍၊ စရေယျံ၊ ကြံ့ပါအံ့။ ။ အနုသာသဗြဟ္မေဟု ကရုဏာယ မာနောတိ၊
အနုသာသဗြဟ္မေဟု ကရုဏာယ မာနောဟူသည်ကား၊ ဗြဟ္မေ၊ အလွန်မြတ်
တော်မူသော အရှင်ထုရား၊ ဝေ၊ အကျွန်ုပ်ကို၊ အနု သာသ၊ ဆုံးမတော်မူပါလော
ဗြဟ္မေ၊ အလွန်မြတ်တော်မူသော အရှင်ထုရား၊ အနုဂဏှာ၊ သွန်သင်တော်မူပါ
လော၊ ဗြဟ္မေ၊ အလွန်မြတ်တော်မူသော အရှင်ထုရား၊ အနုကမ္မ၊ အစဉ်သနား
တော်မူပါလော၊ ဣတိ အယံ၊ ဤသည်လျှင်၊ အနု သာသဗြဟ္မေဟိ ပဒသ၊ အနု
သာသဗြဟ္မေဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ကရုဏာယ မာနောတိ၊
ကရုဏာယ မာနော ဟူသည်ကား၊ ကရုဏာယ မာနော၊ သနားသည်ဖြစ်၍၊
အနုဗ္ဗယ မာနော၊ အစဉ်သနားသည်ဖြစ်၍၊ အနုရက္ခမာနော၊ အစဉ်စောင့်
ရှောက်သည်ဖြစ်၍၊ အနုဂဏှာ မာနော၊ အစဉ်သွန်သင်သည်ဖြစ်၍၊ အနုကမ္မ
မာနော၊ အစဉ်သနားသည်ဖြစ်၍၊ ဣတိ အယံ၊ ဤသည်လျှင်၊ အနုသာသ
ဗြဟ္မေဟု ကရုဏာယ မာနောတိ ပဒသ၊ အနုသာသဗြဟ္မေဟု ကရုဏာယ မာနော
ဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဝိဝေကဓမ္မံ ယ မဟံ ဝိဇေဉ်းန္တိ ဣ
ပဒဒ၊ ဝိဝေကဓမ္မံ ယ မဟံ ဝိဇေဉ်းဟူသော ဤဝုန်၌၊ အမတံ၊ သေခြင်းကင်း
သော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ ဝိဝေကဓမ္မံ၊ ဝိဝေကဓမ္မဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
သောသော၊ အကြင်တရားသည်၊ သဗ္ဗာသင်္ခါရသမေတာ၊ ခပ်သိမ်းကုန်
သော သင်္ခါရတို့၏ ပြင်းရာဖြစ်၏၊ သဗ္ဗပမိဝုဋ်နိသ ဝေါ၊ အထုံးစုံသော ဥပမိ
တို့၏ စွန့်ရာဖြစ်၏၊ တဏှကွယော၊ တဏှာ၏ ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏
ကင်းရာဖြစ်၏၊ နိရောဓော၊ ရာဂ၏ ချုပ်ရာဖြစ်၏၊ နိဗ္ဗာန်၊ တဏှာမှထွက်
မြော်ရာဖြစ်၏၊ ဣဒံ၊ ဤနိဗ္ဗာန်တရားကို၊ ဝိဝေကဓမ္မံ၊ ဝိဝေကဓမ္မဟူ၍၊ ဝုစ္စတိ၊

သိုအပ်၏။ ယမဟံဝိဇညန္တိ၊ ယမဟံဝိဇညံဟူသည်ကား၊ အဟံ၊ အက္ခန္တိ
 သည်၊ သံ၊ အကြင်နိဗ္ဗန်တရားကို၊ ဇာနေယျံ၊ ထိရအံ၊ အဇာနေယျံ၊ အာရုံ
 ဣသဖြင့်ထိရအံ၊ ဝိဇာနေယျံ၊ အထူးထိရပါအံ၊ ပဋိဝိဇာနေယျံ၊ အဖန်တလဲ
 လဲထိရပါအံ၊ ပဋိဝိဇ္ဇေယျံ၊ ထိုးထွင်း၍ထိရပါအံ၊ အဓိဂဇ္ဇေယျံ၊ အလွန်ထိ
 ရပါအံ၊ ပဒေသယျံ၊ မြင်ရပါအံ၊ သန္တိကနေယျံ၊ မျက်မှောက်ပြုရပါအံ၊ ဣတိ
 အယံ၊ ဤသည်အျင်းဝိဝေကဓမ္မံယမဟံဝိဇညန္တိ ပဒေသ၊ ဝိဝေကဓမ္မံယမဟံ
 ဝိဇညံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ယထာဟံအာကာသောဝအ
 ဗျာပဇ္ဇမာနောတိ၊ ယထာဟံအာကာသောဝအဗျာပဇ္ဇမာနောဟူသည်ကား၊
 ယထာ၊ အကြင်အခြင်းဖြင့်၊ အာကာသော၊ ကောင်းကင်းသည်၊ နပဇ္ဇတိ၊ တ
 စုံတခုသော ကြောင့်ကြခြင်းမရှိ၊ နဂဏ္ဍတိ၊ တစုံတခုသောအာရုံကံမယူ၊
 နဗန္ဓတိ၊ တစုံတခုသောအာရုံဖြင့်မဖွဲ့၊ နပလိဗန္ဓတိ၊ တစုံတခုသောအာရုံ
 ဖြင့်မြဲစွာမဖွဲ့၊ ဝေတထာ၊ ထိုအခြင်းဖြင့်၊ အဟံ၊ အက္ခန္တိသည်၊ အဗျာပဇ္ဇမ
 နော၊ ကြောင့်ကြမရှိသည်ဖြစ်၍၊ အဂဏ္ဍမာနော၊ မယူသည်ဖြစ်၍၊ အဗန္ဓမာ
 နော၊ မဖွဲ့သည်ဖြစ်၍၊ အပလိဗန္ဓမာနော၊ မြဲမြဲစွာမဖွဲ့သည်ဖြစ်၍၊ ဣတိဝေဓိ၊
 ဤသို့လည်း၊ အာကာသောဝအဗျာပဇ္ဇမာနောတိပဒေသ၊ အာကာသောဝအ
 ဗျာပဇ္ဇမာနောဟူသောပုဒ်၏။ အတ္ထော၊ အနက်ကို၊ ဝေဒိတဗ္ဗော၊ ထိအပ်၏။
 ယထာ၊ အကြင်အခြင်းဖြင့်၊ အာကာသော၊ ကောင်းကင်းသည်၊ သာဝါယ ဝါ
 သျှိရည်ဖြင့်လည်းကောင်း၊ ဟလိန္ဒယ ဝါ၊ နန္ဒင်းဖြင့်လည်းကောင်း၊ ဒိုလိ
 ယ ဝါ၊ ညှိသောအဆင်းဖြင့်လည်းကောင်း၊ မဇ္ဇေဋ္ဌာယ ဝါ၊ မောင်းသောအ
 ဆင်းဖြင့်လည်းကောင်း၊ နရုဇ္ဇတိ၊ မတင်စွန်း၊ ဝေတထာ၊ ထိုအတူ၊ အရုဇ္ဇမာ
 နော၊ မတင်စွန်းသည်ဖြစ်၍၊ အရုဿ မာနော၊ မပြင်မှားသည်ဖြစ်၍၊ အရေဗ္ဗမာ
 နော၊ မတွေဝေသည်ဖြစ်၍၊ အကိလိယ မာနော၊ မညစ်ညူးသည်ဖြစ်၍၊ ဣတိ
 ဝေဓိ၊ ဤသို့လည်း၊ အာကာသောဝအဗျာပဇ္ဇမာနောတိပဒေသ၊ အာကာ
 သောဝအဗျာပဇ္ဇမာနောဟူသောပုဒ်၏။ အတ္ထော၊ အနက်ကို၊ ဝေဒိတဗ္ဗော၊ ထိ
 အပ်၏။ ယထာ၊ အကြင်အခြင်းဖြင့်၊ အာကာသော၊ ကောင်းကင်းသည်၊ နဂဏ္ဍ
 တိ၊ အမျက်မထွက်၊ နဗျာပဇ္ဇတိ၊ အမျက်ထွက်ခြင်းသို့မရောက်၊ နပတိဗြိယ
 တိ၊ အမျက်ထွက်ခြင်း၌မတည်၊ နပတိဟညတိ၊ ညည်းဆဲခြင်းမရှိ၊ ဝေတ
 ထာ၊ ထိုအခြင်းဖြင့်၊ အဂုပ္ပမာနော၊ အမျက်မထွက်သည်ဖြစ်၍၊ အဗျာပဇ္ဇ
 မာနော၊ အမျက်ထွက်ခြင်းသို့ မရောက်သည်ဖြစ်၍၊ အပတိဗြိယမာနော၊
 အမျက်၌ မတည်သည်ဖြစ်၍၊ အပ္ပတိဟညမာနော၊ မညည်းဆဲသည်ဖြစ်၍၊
 အပ္ပတိစာတမာနော၊ မနှိပ်စက်သည်ဖြစ်၍၊ ဣတိဝေဓိ၊ ဤသို့လည်း၊ အာ



ကာလောဝဂ္ဂအဗျာပဇ္ဇမာနေတိပဒဿ၊ အကာလောဝဂ္ဂအဗျာပဇ္ဇမာနေတိ
 ဟူသောပုဂ္ဂိုလ်အတ္ထော၊ အနက်ကို၊ ဝေဒိတဗျော၊ လိအပ်၏၊ ဣဝေဝသန္တော၊
 အသိတောစရေယျန္တိဗျေပဒေ၊ ဣဝေဝသန္တောအသိတော စရေယျံဟု
 သောဤပုဂ္ဂိုလ်အတ္ထောတိ၊ ဣဝေဝသန္တောဟူသည်ကား၊ ဣဝေဝ၊ ဤ
 သာသနာတော်၌သာလျှင်၊ သန္တော၊ ဖြစ်ထျက်၊ ဣဝေဝ၊ ဤကိုယ်အဖြစ်၌လျှင်
 သမာနေ၊ ဖြစ်ထျက်၊ ဣဝေဝ၊ ဤအရပ်၌လျှင်၊ နိသိန္ဒော၊ နေသည်၊ သမာနေ
 ဖြစ်ထျက်၊ ဣမတ္ထိယေဝအာသနေ၊ ဤနေရာ၌လျှင်၊ နိသိန္ဒော၊ နေသည်၊ သ
 မာနေ၊ ဖြစ်ထျက်၊ ဣမိဿာယေဝပရိသာယ၊ ဤပရိသာတ်၌လျှင်၊ နိသိန္ဒော၊
 နေသည်၊ သမာနေ၊ ဖြစ်ထျက်၊ ဣဘိဝေစ္စိ၊ ဤသို့လည်း၊ ဣဝေဝသန္တောတိ
 ပဒဿ၊ ဣဝေဝသန္တောဟူသောပုဂ္ဂိုလ်အတ္ထော၊ အနက်တည်း၊ အထဝါ၊
 တနည်းကား၊ ဣဝေဝ၊ ဤကိုယ်၏အဖြစ်၌လျှင်၊ သန္တော၊ ငြိမ်းသည်ဖြစ်၍၊
 ဥပသန္တော၊ အထူးသဖြင့်ငြိမ်းသည်ဖြစ်၍၊ ဝူပသန္တော၊ ကောင်းစွာငြိမ်း
 သည်ဖြစ်၍၊ နိဗ္ဗုတော၊ ငြိမ်းချမ်းသည်ဖြစ်၍၊ ပရိပဿဒ္ဓေါ၊ တဖန်ငြိမ်း
 သည်ဖြစ်၍၊ ဣဘိဝေစ္စိ၊ ဤသို့လည်း၊ ဣဝေဝသန္တောတိပဒဿ၊ ဣဝေ
 ဝသန္တောဟူသောပုဂ္ဂိုလ်အတ္ထော၊ အနက်တည်း၊ အသိတောတိ၊ အသိတောဟူ
 သည်ကား၊ တဗျာနိဿယောစ၊ တဗျာဟူသောမြို့ရာလည်းကောင်း၊ ဒိဋ္ဌိ
 နိဿယောစ၊ ဒိဋ္ဌိဟူသောမြို့ရာလည်းကောင်း၊ ဣတိ၊ ဤသို့၊ နိဿယော၊ မြို့ရာ
 တို့သည်၊ ဧဒ္ဓန္တရ်ပါးတို့တည်း၊ (ပ)၊ အယံ၊ ဤသည်ကား၊ တဗျာနိဿယော၊
 တဗျာဟူသောမြို့ရာမည်၏၊ (ပ)၊ အယံ၊ ဤသည်ကား၊ ဒိဋ္ဌိနိဿယော၊ ဒိဋ္ဌိ
 ဟူသောမြို့ရာမည်၏၊ တဗျာနိဿယံ၊ တဗျာဟူသောမြို့ရာကို၊ ပဟာယ၊
 စွန့်၍၊ ဒိဋ္ဌိနိဿယံ၊ ဒိဋ္ဌိဟူသောမြို့ရာကို၊ ပရိနိဿယိတွာ၊ တဖန်စွန့်၍၊ စက္ခု၊
 စက္ခုပသာဒကို၊ အနိသိတော၊ မငြိမူ၍၊ သောတံ၊ သောတပသာဒကို၊ အ
 နိသိတော၊ မငြိမူ၍၊ စာသနံ၊ စာသနပသာဒကို၊ အနိသိတော၊ မငြိမူ၍၊ ဇိတ္တံ၊
 ဇိတ္တပသာဒကို၊ အနိသိတော၊ မငြိမူ၍၊ ကာယံ၊ ကာယပသာဒကို၊ အနိသိ
 တော၊ မငြိမူ၍၊ မနံ၊ ဗိတ်ကို၊ အနိသိတော၊ မငြိမူ၍၊ ဂူပေ၊ ဂူပေရုံတို့ကို၊ သဒ္ဓေ၊
 သဒ္ဓါရုံတို့ကို၊ ဂန္ဓေ၊ ဂန္ဓာရုံတို့ကို၊ ရသေ၊ ရသာရုံတို့ကို၊ ဗောဇ္ဇဗျေ၊ ဗောဇ္ဇဗျာ
 ရုံတို့ကို၊ ကုဿေ၊ အမျိုးတို့ကို၊ ဂဏေ၊ အပေါင်းတို့ကို၊ အဝါသေ၊ ကျောင်း
 တို့ကို၊ ထာဘော၊ ရခြင်းတို့ကို၊ ယသေ၊ အကြွအရုံတို့ကို၊ ပသံ၊ သာယံ၊ ပြီးမှမ်း
 ခြင်းကို၊ သုခေ၊ ချမ်းသာခြင်းတို့ကို၊ စိဝရေ၊ သင်္ကန်းတို့ကို၊ ဝိဇ္ဇာပါတေ၊
 ဆွမ်းတို့ကို၊ သေနာသနေ၊ ကျောင်းအိမ်ရာနေရာတို့ကို၊ ဝိသာနပစ္စယော
 သစ္စပရိက္ခာဝေ၊ သူနာ၏ အထောက်အပံ့ အရံအကားဖြစ်သော ဆေးတို့ကို

ကာမခေတုယာ၊ ကာမခေတ်ကို၊ ရူပခေတုယာ၊ ရူပခေတ်ကို၊ အရူပခေတု
 ယာ၊ အရူပခေတ်ကို၊ ကာမဘဝေ၊ ကာမဘဝတို့ကို၊ ရူပဘဝေ၊ ရူပဘဝတို့
 ကို၊ အရူပဘဝေ၊ အရူပဘဝတို့ကို၊ သညာဘဝေ၊ သညာရှိသော ဘဝတို့
 ကို၊ အသညာဘဝေ၊ သညာမရှိသောဘဝတို့ကို၊ နေဝသညာနာသညာ
 ဘဝေ၊ သညာရှိသည့်စည်း မဟုတ်သညာ မရှိသည့်စည်း မဟုတ်ကုန်
 သောဘဝတို့ကို၊ ဧကဝေါကာရဘဝေ၊ ဘာရသောခန္ဓာရှိသောဘဝတို့ကို၊ စ
 တုဝေါကာရဘဝေ၊ လေးပါးသောခန္ဓာရှိသောဘဝတို့ကို၊ ပဉ္စဝေါကာရဘ
 ဝေ၊ ငါးပါးသော ခန္ဓာရှိသောဘဝတို့ကို၊ အတိတေ၊ လွန်ပြီးသောတရားတို့
 ကို၊ အနာဂတော၊ ထာဝတ္ထံ၊ သောတရားတို့ကို၊ ပစ္စုပ္ပန္နော၊ ပစ္စုပ္ပန်ဖြစ်သောတရား
 တို့ကို၊ ဒိဋ္ဌေ၊ မြင်အပ်သောတရားတို့ကို၊ သုတရုတဝိညာတဗ္ဗေ၊ ကြားအပ်
 တွေ့အပ် သိအပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ အသိတော၊ အနိသိတော၊
 မရှိမူ၍၊ အနုလ္လိနော၊ မကပ်မူ၍၊ အနုပဂတော၊ အနိုးသို့ မရောက်မူ၍၊ အန
 ဧ္ဇောသိတော၊ အထွန်အားဖြင့်မဆောင်မူ၍၊ အာဓိရုတ္တော၊ နှလုံးမသွင်းမူ၍၊
 နိက္ခန္တော၊ ထွက်၍၊ နိဿရော၊ စွန့်၍၊ ဝိပ္ပရုတ္တော၊ အထူးသဖြင့်လွတ်၍၊ ဝိသံ
 ယုတ္တော၊ ဗျဉ်ခြင်းကင်း သည်ဖြစ်၍၊ ဝိပရိယာဒိကတော၊ ပိုင်းခြားခြင်း
 ကင်းသော၊ စောသာ၊ စိတ်ဖြင့်၊ စရေယုန္တိ၊ စရေယုဟူသည်ကား၊ ဝိဟ
 ရေယု၊ ကျင့်၍နေပါအံ့၊ ဣရိယေယု၊ ကျင့်သောဣရိယာဝုတ်ကိုဖြစ်စေအံ့၊
 ဝတ္တေယု၊ ကျင့်ပါအံ့၊ ပါလေယု၊ စောင့်ပါအံ့၊ ယပေယု၊ ပျံပါအံ့၊ ဝိပေ
 ယု၊ ပျံပါစေအံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဣဝေဝသန္တော၊ အသိတောစရေ
 ယု၊ တိပဒဿ၊ ဣဝေဝသန္တော၊ အသိတောစရေယုဟူသောပုဒ်၏၊ အတ္ထော
 အနက်သည်၊ တော၊ ထိုကြောင့်၊ သော၊ ဗြဟ္မတော၊ ထိုဝေတကပုဏ္ဏား
 သည်၊ အနုသဒသဗြဟ္မေ၊ ကရုဏာယမာနော၊ ဝိဝေကဓမ္မံယမဟံ ဝိဇဉ္ဇံ၊
 ယထာဟံအာကာသော ဝအဗျာပဇ္ဇမာနော၊ ဣဝေဝသန္တော၊ အသိတော
 စရေယုန္တိ၊ အနုသာသဗြဟ္မေကရုဏာယမာနော၊ ဝိဝေကဓမ္မံယမဟံ ဝိဇဉ္ဇံ၊
 ယထာဟံအာကာသော ဝအဗျာပဇ္ဇမာနော၊ ဣဝေဝသန္တော၊ အသိတော
 စရေယုဟူ၍၊ အာဟ၊ ဧျောက်ပြီ။ ။

(၆) ဇေဇေအ၊ ဝေတကပုဏ္ဏား၊ ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊ သိ
 ၍၊ သေတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ စရံ၊ ကျင့်သောသူသည်၊ လောကေ၊
 လောက၌၊ ဝိသတ္တိကံ၊ တပ်ခြင်းတဏှာကို၊ တရေ၊ လွန်နိုင်ရာ၏၊ ဒိဋ္ဌေ၊ ဓမ္မေ၊
 မျက်မှောက်သိအပ်သောတရား၌ သာလျှင်၊ အနိတိဟံ၊ မိမိပစ္စုပ္ပန် သိအပ်
 သော၊ တံသန္တိ၊ ထိုနိဗ္ဗာန်ကို၊ တေ၊ သင်အား၊ ကိတ္တယိသာမိ၊ ကြားပေအံ့၊

ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူပြီ၊
 ကိတ္တယိဿာမိ တေသန္တိန္တိ၊ ကိတ္တယိဿာမိတေသန္တိန္တိ ဟူသည့်ကား၊
 ရာဂဿ၊ ရာဂ၏၊ သန္တိန္တိ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို ထည့်ကောင်း၊ ခေါသ
 သာ၊ ခေါသ၏၊ သန္တိန္တိ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို၊ မောဟ၊ သာ၊ မောဟ၏၊
 သန္တိန္တိ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို၊ ကောသေ၊ အမျက် ထွက်ခြင်း၏၊ သန္တိ
 ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ကို၊ ဥပနာဟဿ၊ ရန်ငြိုးဖွဲ့ခြင်း၏၊ မက္ခဿ၊ သုက္ကေး
 ဇူးကိုခြေခြင်း၏၊ ပဇ္ဇာသဿ၊ အမြင်ပြုခြင်း၏၊ ဣသဗေယ၊ ဂြိုမူခြင်း၏၊
 မတ္တရိယဿ၊ ဝန်တိုခြင်း၏၊ ဟာယာယ၊ ထည့်ပတ်ခြင်း၏၊ သာဓွေယုဿ၊
 စဉ်းလဲခြင်း၏၊ ထတ္တဿ၊ ခိုင်မာခြင်း၏၊ သာမုတ္တဿ၊ ချွတ် ချယ်ခြင်း၏၊
 မာနဿ၊ မာန်မူခြင်း၏၊ အတိမာနဿ၊ အလွန်မာန်မူခြင်း၏၊ မဒဿ၊ မဝန်
 ယစ်ခြင်း၏၊ ပမာဒဿ၊ မေ့လျော့ခြင်း၏၊ သဗ္ဗကိလေသာနံ၊ ခပ်သိမ်းကုန်
 သောကိလေသာတို့၏၊ သဗ္ဗဒုက္ခရိတာနံ၊ ခပ်သိမ်းကုန်သော ဒုက္ခရိုက်တို့၏၊
 သဗ္ဗဒရေယာနံ၊ ခပ်သိမ်းကုန်သော ပူဝန်ခြင်းတို့၏၊ သဗ္ဗရိက္ခဟာနံ၊ ခပ်သိမ်း
 ကုန်သော ပူအိုက်ခြင်းတို့၏၊ သဗ္ဗသန္တာဝါနံ၊ ခပ်သိမ်းကုန်သော ပူလောင်
 ခြင်းတို့၏၊ သဗ္ဗပကာသလဘိ သင်္ခါရုနံ၊ ခပ်သိမ်းကုန်သော အကုသိုလ်
 အတိသင်္ခါရတို့၏၊ သန္တိန္တိ၊ ငြိမ်းရာဖြစ်သော၊ ဥသန္တိန္တိ၊ အထူးသဖြင့်ငြိမ်း
 ရာဖြစ်သော၊ ဝူပသန္တိန္တိ၊ ငြိမ်းရာ ဖြစ်သော၊ နိဗ္ဗုတံ၊ ငြိမ်းချပ်သော သော၊
 ပရိပာဇာဒ္ဓိ၊ အလွန်ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ကို၊ ကိတ္တယိဿာမိ၊ ကြားပေ
 အံ၊ ဝကိတ္တယိဿာမိ၊ အပြားအားဖြင့်ကြားပေအံ၊ အာပိက္ခိဿာမိ၊ လွန်စွာ
 ကြားပေအံ၊ ဒေထိဿာမိ၊ ဟောပေအံ၊ ပညပေဿာမိ၊ သိပေအံ၊ ပဋ္ဌပေ
 ဟာမိ၊ ထားအံ၊ ဝိဝရိဿာမိ၊ ဖွင့်အံ၊ ဝိဘဇိဿာမိ၊ လေတန်အံ၊ ဥတ္တုာနိ ကရိ
 ဘာမိ၊ ဖေါသည့်ကိုပြုပေအံ၊ ပကာသိဿာမိ၊ ထင်ရှားပြုပေအံ၊ ဣတိအယံ၊
 ဤသည်လျှင်၊ ကိတ္တယိဿာမိတေသန္တိန္တိ ပဒဿ၊ ကိတ္တယိဿာမိတေ
 သန္တိန္တိ ဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခေတကဏတိ၊ ခေတကဏ
 ဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာယပတိ၊ ခေါ်ထောင်မူ၏၊ ဒိဋ္ဌေဓမ္မေ
 အနိကာန္တိတ္ထေ၊ ဒိဋ္ဌေဓမ္မေအနိတိဟံဟူသော ဤပုဒ်၌၊ ဒိဋ္ဌေဓမ္မေတိ၊
 ဒိဋ္ဌေဓမ္မေဟူသည်ကား၊ ဒိဋ္ဌေဓမ္မေမျက်မှောက်သော အတ္တဘောဓံ လျှင်မြင်
 အပ်သော တရား၌၊ ဥာတေဓမ္မေ သိအပ်သော တရား၌၊ တုလိတေဓမ္မေ နှိုင်း
 ချိန်အပ်ပြီးသော တရား၌၊ တီရိတေဓမ္မေ စုံစမ်းအပ်သော တရား၌၊ ဝိဘာဝိ
 တေဓမ္မေ ပွားစေအပ်သော တရား၌၊ ဝိတုတေ ဓမ္မေ ထင်ရှား ပြုအပ်သော
 တရား၌၊ ဝေဇ္ဇိ ဤသို့သည်၊ ဒိဋ္ဌေဓမ္မတိ ပဒဿ၊ ဒိဋ္ဌေဓမ္မေဟူသော ပုဒ်၏၊

အတ္ထော၊ အနက်တည်း၊ အထဝါ၊ တနည်းကား၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ ဒုက္ခေ၊
 ဒုက္ခသစ္စာ၌၊ ဒုက္ခံ၊ ဒုက္ခသစ္စာကို၊ ကထယိသာမိ၊ ကြားပေအံ့၊ ဒိဋ္ဌေ၊ မြင်အပ်
 သော၊ သရဒယေ၊ သရဒယသစ္စာ၌၊ သရဒယံ၊ သရဒသသစ္စာကို၊ ကထယိ
 သာမိ၊ ကြားပေအံ့၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ မဂ္ဂေ၊ မဂ္ဂသစ္စာ၌၊ ပဂ္ဂံ၊ မဂ္ဂသစ္စာ
 ကို၊ ကထယိသာမိ၊ ကြားပေအံ့၊ ဒိဋ္ဌေ၊ မြင်အပ်သော၊ နိရောဓေ၊ နိရောဓသ
 စ္စာ၌၊ နိရောဓံ၊ နိရောဓသစ္စာကို၊ ကထယိသာမိ၊ ကြားပေအံ့၊ ဣတိ ဝေဓိ၊ ဤ
 သို့လည်း၊ ဒိဋ္ဌေ ဓမ္မေ ဝိပဒဿ၊ ဒိဋ္ဌေ ဓမ္မေ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ အထဝါ၊ တနည်းကား၊ သန္တိဋ္ဌိကံ၊ မျက်မှောက်၌ အကျိုးကိုပေးတတ်
 သော၊ အကာလိကံ၊ ကာလအခြားမဲ့၌ အကျိုးကိုပေးတတ်သော၊ ဧဟိပသဝိ
 ကံ၊ သာဓုညံ၊ ရှုလှည့်ဟူသော စကားကို ဆိုထိုက်သော၊ ဩပ၊ နယိကံ၊
 နိဗ္ဗာန်သို့ကောင်းတတ်သော၊ ဝိညူ၊ ဝိ၊ အရိယာပညာရှိတို့သည်၊ ပဂ္ဂတ္တံ၊ အ
 သီးအသီး၊ ဝေဒိတဗ္ဗံ၊ သိအပ်သော၊ ဓမ္မံ၊ တရားကို၊ ကထယိသာမိ၊ ကြား
 ပေအံ့၊ ဣတိ ဝေဓိ၊ ဤသို့လည်း၊ ဒိဋ္ဌေ ဓမ္မေ ဝိပဒဿ၊ ဒိဋ္ဌေ ဓမ္မေ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ အနိတိဟန္တိ၊ အနိတိဟံဟူသည်ကား၊ ဣတိ ပိတိ
 တံ၊ ဤသို့လည်းဖြစ်၏ဟူသည်လည်း၊ န၊ မဟုတ်၊ ကိရိယာယ၊ ဤသို့ပြုရာ၏
 ဟူသည်လည်း၊ န၊ မဟုတ်၊ ပရိပရာယ၊ အဆက်ဆက်သော စကားအစဉ်
 သည်လည်း၊ န၊ မဟုတ်၊ ဝိဇုကသမ္ပဒါယ၊ ဝါတို့ဝိဇုကတ်နှင့် တူ၏ဟူသည်
 လည်း၊ န၊ မဟုတ်၊ တက္ကောတု၊ ကြံသောကြောင့် ဖြစ်သည်လည်း၊ န၊ မ
 ဟုတ်၊ နယယောတု၊ နည်းကို ယူသောကြောင့် ဖြစ်သည်လည်း၊ န၊ မဟုတ်၊
 အာကာရ ပရိဝိတက္ကော၊ အကြောင်းကို ကြံစည်သဖြင့် ဖြစ်သည်လည်း၊
 န၊ မဟုတ်၊ ဒိဋ္ဌိနိဗ္ဗာနန္တိ ဟာ၊ ရှုခြင်းငှါခံ့သော ဝါတို့အယူနှင့်တူ၏ဟူ
 သည်လည်း၊ န၊ မဟုတ်၊ သာမံ၊ ကိုယ်တိုင်၊ သယံ၊ မိမိအလိုလို၊ အဘိညာ
 တံ၊ သိအပ်သော၊ အတ္တပစ္စက္ခဓမ္မံ၊ မျက်မှောက်ဖြစ်သော တရားကို၊ ဝေ၊ သင့်
 ကို၊ ကထယိသာမိ၊ ဟောပေအံ့၊ ဣတိ အယံ၊ ဤသည်လျှင်၊ ဒိဋ္ဌေ ဓမ္မေ အနိတိ
 ဟန္တိ ပဒဿ၊ ဒိဋ္ဌေ ဓမ္မေ အနိတိဟံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ယံဝိဒိတွာ သဘောစန္ဒန္တိ၊ ယံဝိဒိတွာ သဘောစရံဟူသည်ကား၊ ယံ၊ အ
 ကြင်တရားကို၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊ တုလယိတွာ၊ နှိုင်းချိန်၍၊
 တိရုယိတွာ၊ စုံစမ်း၍၊ ဝိဘာဂယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားပြု
 ၍၊ သဗ္ဗေ သင်္ခါရာ၊ ခပ်သိမ်းကုန်သော သင်္ခါရတို့သည်၊ အနိဗ္ဗာတိ၊ အမြဲမရှိ
 ကုန်ဟူ၍ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊ တုလယိတွာ၊ နှိုင်းချိန်၍၊ တိရု
 ယိတွာ၊ စုံစမ်း၍၊ ဝိဘာဂယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားပြု၍၊

၂

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော သင်္ခါရုတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်
 ၏ဟူ၍၊ သဗ္ဗေသဗ္ဗာ၊ ခပ်သိမ်းကုန်သောတရားတို့သည်၊ အတ္တာတိ၊ အစိုးမရ
 ကုန်ဟူ၍၊ ယံကိဗ္ဗိ၊ အလုံးစုံသော၊ သမုဒယံ၊ ဖြစ်ခြင်းဟုရား သဘောသည်၊
 အတ္ထိ၊ ရှိ၏၊ ကံသဗ္ဗံ၊ ထိုအလုံးစုံသော၊ ဖြစ်ခြင်းသဘောတရားသည်၊ နိရောဓ
 ဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဝိဒိတံကတ္တာ၊ သိအပ်သည်ကိုပြု၍၊ တု
 လယိက္ခာ၊ နှိုင်းချိန်၍၊ ဝိပုယိက္ခာ၊ စုံစမ်း၍၊ ဝိဘာဝယိက္ခာ၊ ပွားစေ၍၊ ဝိဘု
 တံကတ္တာ၊ ထင်ရှားပြု၍၊ သဘောတိ၊ သဘောဟူသည်ကား၊ စတုပိကာ
 မုဏတိ၊ လေးပါးကုန်သောအကြောင်းတို့ဖြင့်၊ သဘော၊ သတိရှိသည်ဖြစ်
 ၍၊ ကာယော၊ ကိုယ်၌၊ ကာယနုပဿနာသတိပဋ္ဌာနံ၊ ကိုယ်ကိုအဖန်တလဲလဲ
 ရှုခြင်းတည်းဟူသောသတိပဋ္ဌာန်ကို၊ ဘာဝနော၊ ပွားစေထွက်၊ သဘော၊
 သတိရှိသည်ဖြစ်၍၊ (ပ)၊ သော၊ ထိုသူကို၊ သဘော၊ သတိရှိသော သူဟူ၍၊
 ဝုပ္ပတိ၊ ဆိုအပ်၏၊ စရန္တိ၊ စရဟူသည်ကား၊ စရန္တော၊ ကျင့်သောသူသည်၊
 ဝိ ကရန္တော၊ ကျင့်၍နေသောသူသည်၊ ဣရိယန္တော၊ ကျင့်သော ဣရိယာဝုထံ
 ကိုဖြစ်သောသူသည်၊ ဝတ္ထေန္တော၊ ကျင့်သောသူသည်၊ ပါဝေန္တော၊ စောင့်
 သောသူသည်၊ ယပေန္တော၊ မျှသောသူသည်၊ ယာပေန္တော၊ မျှစေသောသူ
 သည်၊ ဣတိအယံ၊ ဤသည်လျှင်၊ ယံဝိဒိက္ခာသဘော စရန္တိ ပဒသ၊ ယံဝိဒိ
 တွာသဘောစရဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တရေသောကေ
 ဝိသတ္ထိကန္တိ ဧတ္ထပဒေ၊ တရေသောကေဝိသတ္ထိကံဟူသော ဤဝုဒ်၌၊ တဗျာ၊
 တဗျာကို၊ ဝိသတ္ထိကာ၊ ဝိသတ္ထိကာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊
 အကြင်တပ်ခြင်းတဗျာလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာတပ်ခြင်းတ
 ဗျာလည်းကောင်း၊ (ပ)၊ အဘိဇ္ဈာ၊ အထွန်လိုချင်ခြင်းတဗျာလည်းကောင်း၊
 ယောဘော၊ တပ်ခြင်းတဗျာလည်းကောင်း၊ အကုသယမူလံ၊ အကုသိုလ်
 ၏တည် ချခြင်းသောတဗျာလည်းကောင်း၊ ဝိသတ္ထိကာတိ၊ ဝိသတ္ထိကာဟူ
 သည်ကား၊ ကေနဋ္ဌေန၊ အဘယ်သို့သောအနက်ကြောင့်၊ ဝိသတ္ထိကာ၊ ဝိသ
 ထ္တိကမည် သနည်း၊ (ပ)၊ ဝိသဇ္ဇာ၊ နှံ့ကတ်၏၊ ဝိတ္ထတာ၊ ပျံ့ကတ်၏၊ ဣတိတ
 သ္ဗာ၊ ထိုကြောင့်၊ ဝိသတ္ထိကာ၊ ဝိသတ္ထိကမည်၏၊ လောကေတိ၊ လောကေဟူ
 သည် ကား၊ အပါယလောကေ၊ အပါယ်တုံ၌၊ (ပ)၊ အာယတနလောကေ၊ အာ
 ယာတနလောက၌၊ တရေသောကေဝိသတ္ထိကန္တိ၊ တရေသောကေဝိသတ္ထိကံ
 ဟူသည်ကား၊ လောကေ၊ လောက၌၊ သာဝိသတ္ထိကာဝါ၊ ထိုတပ်ခြင်းတ
 ဗျာကိုလည်းကောင်း၊ လောကေ၊ လောက၌၊ တံဝိသတ္ထိကံဝါ၊ ထိုတပ်ခြင်း
 တဗျာကိုလည်းကောင်း၊ သဘော၊ သတိရှိသည်ဖြစ်၍၊ တရေယျ၊ လွန်ရာ

၏၊ ဥတ္တရေယျ၊ အထူးသဖြင့်လွန်ရာ၏၊ ပတဒရယျ၊ အပြားအားဖြင့်လွန်ရာ
၏၊ သဒေတိတ္တမေယျ၊ ကောင်းစွာထွန်ရာ၏၊ ဝိတိဝတ္တယျ၊ ဖိုလ်ဖြင့်လွန်ရာ
၏၊ ဣတိအသံ၊ ဤသည်လျှင်၊ တရေလောကေဝိသတ္တိကန္တိပဒဿ၊ တရေ
လောကေ ဝိသတ္တိကံဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန ထို
ကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကိတ္တယိဿာမိတေသန္တိ၊ ဝေတက
ကာတိဘဂဝါ စရံတရေလောကေဝိသတ္တိ ဓမ္မေအနိတိဟံယံဝိဒိတွာသတော
စရံတရေလောကေဝိသတ္တိကန္တိ၊ ကိတ္တယိဿာမိတေသန္တိ၊ ဝေတက
ကာတိဘဂဝါဒိဓမ္မေအနိတိဟံ ယံဝိဒိတွာ သတောစရံ တရေလောကေဝိ
သတ္တိကံဟူ၍၊ အာဘဟောတေဝံမူဗြိ။ ။

(၆၀) မဟေဒိ၊ မြတ်သောတရားအပေါင်းကို ရှာလေ့ရှိတော်မူအရှင်ဘုရား၊
တဋ္ဌ၊ ထိုအရှင်ဘုရားစကားတော်ကိုလည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိန
န္ဒာမိ၊ နှစ်သက်ပါ၏၊ ဥတ္တမံ၊ မြတ်သော၊ ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊
သိ၍၊ သတော၊ သတိရှိလျက်၊ စရံ၊ ကျင့်သောသူသည်၊ လောကေ၊ လောက
န္တိ၊ ဝိသတ္တိကံ၊ တဏှာကို၊ တရေ၊ လွန်နိုင်ရာ၏၊ တံသန္တိစ၊ ထိုနိဗ္ဗာန်ကို
လည်း၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ တဋ္ဌာဟံ၊ အဘိနန္ဒာမိတိတ္ထေ
ပဒေ၊ တဋ္ဌာဟံအဘိနန္ဒာမိဟူသောဤဝုဒ်၌၊ တန္တိ၊ တံဟူသည်ကား၊ တုယံ၊
အရှင်ဘုရားသည်၊ ဝစနံ၊ စကားတော်ကို၊ ဗုပထံ၊ စကားအကြောင်းကို၊
ဒေသနံ၊ ဘောခြင်းကို၊ အနုထိဋ္ဌိံ၊ ဆုံးမခြင်းကို၊ နန္ဒာမိ၊ နှစ်သက်ပါ၏၊ အဘိ
နန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊ မောဒါမိ၊ ဝမ်းမြောက်ပါ၏၊ အနုမောဒါမိ၊ အ
စဉ်ဝမ်းမြောက်ပါ၏၊ ဣန္ဒာမိ၊ အလိုရှိပါ၏၊ သာဒိယာမိ၊ အောက်မေ့ပါ၏၊
ပတ္တယာမိ၊ အကောင့်တပါ၏၊ ဝိဘယာမိ၊ ချစ်ပါ၏၊ အဘိဇ္ဈာမိ၊ တောင့်က
သောအားဖြင့်ဖြောင့်ပိုပါ၏၊ ဣတိအဟံ၊ ဤသည်လျှင်၊ တဋ္ဌာဟံအဘိနန္ဒာမိ
ကိပဒဿ၊ တဋ္ဌာဟံ အဘိနန္ဒာမိဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊
မဟေသိသန္တိ၊ ရုတ္တမန္တိတ္ထေပဒေ၊ မဟေသိသန္တိ ရုတ္တမံဟူသောဤဝုဒ်၌၊
မဟေသိတိ၊ မဟေသိဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဟေ
သိ၊ မြတ်သောတရားအပေါင်းကို ရှာလေ့ရှိတော်မူ၏၊ မဟန္တံ၊ မြတ်သော၊
သိသက္ကန္တံ၊ သိသကျေးဇူးအပေါင်းကို၊ ဝေတိ၊ ရှာတော်မူတတ်၏၊ ဂဝေတိ၊
ကျေးဇူးအပေါင်းကို ရှာတော်မူတတ်၏၊ ပရိယေသိ၊ အခြင်းခပ်သိမ်းရှာ
တော်မူတတ်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ မဟေသိ၊ မဟေသိမည်ထော်မူ
၏၊ မဟန္တံ၊ မြတ်သော၊ သမာဓိက္ကန္တံ၊ သမာဓိကျေးဇူး အပေါင်းကို၊ (၆၁)
ကဟံဒေဝဒေဝေါ၊ နတ်ဇာကာတို့ထံကံ နတ်မြတ်ဖြစ်တော်မူသောဘုရား

သည်အဘယ်မှာနည်းဟု၊ ကဟံနရာသဘော၊ လူတို့ထက် မြတ်တော်မူ
သောဘုရားသခင်သည်အဘယ်မှာနည်းဟု၊ ဧဝိတော၊ ရှာအပ်၏၊ ဣတိ၊ ထို
ကြောင့်၊ မဟေဝိ၊ မဟေဝိမည်တော်မူ၏၊ သန္တိ၊ ရတ္တမန္တိ၊ သန္တိ၊ ရတ္တမံ
ဟူသည်ကား၊ အမတ်၊ သေခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ သန္တိ၊ သန္တိ
ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဧဝာသော၊ အကြင်တရားသည်၊ သဗ္ဗသင်္ခါရသမ
ထော၊ အလုံးစုံသော၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်၏၊ သဗ္ဗပဓိပရိနိဿယော၊
အလုံးစုံသောဥပဓိပရိတို့၏စွန့်ရာဖြစ်၏၊ တဗ္ဗက္ခယော၊ တဗ္ဗာ၏ ကုန်ရာဖြစ်
၏၊ ဝိရာဂေါ၊ ရာဂကင်းရာဖြစ်၏၊ နိရောဓော၊ ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာန်၊
တဗ္ဗာမှထွက်မြောက်ရာဖြစ်၏၊ ဣဒံ၊ ဤသဘောတရားကို၊ သန္တိ၊ သန္တိ
ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဥတ္တမန္တိ၊ ဥတ္တမံဟူသည်ကား၊ အပွင့်မြတ်သော၊
သေဋ္ဌံ၊ ပြီးပွမ်းအပ်သော၊ ပါးမာက္ခံ၊ အကြီးဖြစ်သော၊ ဥတ္တမံ၊ မြတ်သော၊
ပဝရံ၊ အထူးသဖြင့် မြတ်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ မဟေဝိသန္တိ
ရတ္တမန္တိပဒဿ၊ မဟေဝိသန္တိ ရတ္တမံဟူသောစကား၏၊ အတ္ထော၊ အနက်
တည်း၊ ယံဝိဒိတွာသံတောစရန္တိ၊ ယံဝိဒိတွာသတော၊ စရံဟူသည်ကား၊ ယံ၊
အကြင်နိဗ္ဗာန်ကို၊ ဝိဒိတံကတွာ၊ သိအပ်သည်ကို ပြု၍၊ (ပ)၊ သဗ္ဗသင်္ခါရ၊
ခပ်ထိမ်းကုန်သော သင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟု၊ ဝိဒိတံက
တွာ၊ သိအပ်သည်ကိုပြု၍၊ တုဿယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊
ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရ၊ ခပ်
ထိမ်းကုန်သောသင်္ခါရတို့သည်၊ ဒုက္ခာတိ၊ စားရဲကုန်၏ဟု၊ သဗ္ဗေဓမ္မာ၊
ခပ်ထိမ်းကုန်သောတရားတို့သည်၊ အနတ္တာတိ၊ အပိုးမရကုန်ဟု၊ ယံဂိဋ္ဌိ၊
အလုံးစုံသော၊ သမုဒယဓမ္မံ၊ မြစ်ခြင်း သဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံ
သဗ္ဗံ၊ ထိုအလုံးစုံသော သဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်း သဘော
ရှိ၏ဟူ၍၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု၍၊ တုဿယိတွာ၊ နှိုင်းချိန်၍၊ တိရ
ယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံကတွာ၊ ထင်ရှားပြု၍၊
သဘောတိ၊ သဘောဟူသည်ကား၊ စတုဟိကုရထေတိ၊ လေးပါးကုန်
သောအကြောင်းတို့ဖြင့်၊ သဘော၊ သတိရှိသည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊
ကာယာနုပဿနာ သံတိပဋ္ဌာန်၊ ကိုယ်ကိုအဖန်တလဲလဲ ရှုခြင်း တည်းဟူ
သောသံတိပဋ္ဌာန်ကို။ ဘာဝေဇ္ဇော၊ ပွားစေထွက်၊ သဘော၊ သတိရှိသည်
ဖြစ်၍၊ (ပ)၊ သော၊ ထိုသူကို၊ သဘော၊ သတိရှိသောသူဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
၏၊ စရန္တိ၊ စရံဟူသည်ကား၊ စရန္တော၊ ကျင့်သည်ဖြစ်၍၊ (ပ)၊ ယေပေဇ္ဇော၊
မျှစသည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ယံဝိဒိတွာသတောစရန္တိပဒဿ၊

ယံဝိဒိတွာသတောစရံဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဟရေလော
 ကေဝိသတ္တိကန္တိ ဧတ္ထပဒေ၊ တရေလောကေ ဝိသတ္တိကံဟူသော ဤပုဒ်၌၊
 တဏှာ၊ တဏှာကို၊ ဝိသတ္တိကံ၊ ဝိသတ္တိကာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယော
 ရာဂေါ၊ အကြင်ဘဝခြင်း၊ တဏှာလည်းကောင်း၊ သာရာဂေါ၊ ဖြင်းစွာတပ်
 ခြင်းတဏှာလည်းကောင်း၊ (ပ)။ အဘိဇ္ဈာ၊ အလွန်လိုချင်ခြင်းလည်းကောင်း၊
 လောလော၊ ကပ်ခြင်းလည်းကောင်း၊ အကုသမ္မုဿံ၊ အကုသိုလ်၏ တည်ရာ
 လည်းကောင်း၊ ဝိသတ္တိကာတိ၊ ဝိသတ္တိကာ ဟူသည်ကား၊ ကေနဗ္ဗေန၊
 အဘယ်အနက်ကြောင့်၊ ဝိသတ္တိကံ၊ ဝိသတ္တိကာမည်သနည်း၊ (ပ)။ ဝိသုဇ္ဈာ၊
 နှံ့ဟက်၏၊ ဝိပ္ပတော၊ ဖြန့်တတ်၏၊ ဣတိတဿ၊ ထိုကြောင့်၊ ဝိသတ္တိကံ၊
 ဝိသတ္တိကမည်၏၊ လောကေတိ၊ လောကေဟူသည်ကား၊ အပါယလောကေ၊
 အပါယ်ထံ၌၊ (ပ)။ အာယတနလောကေ၊ အာယတနလောက၌၊ တရေလော
 ကေဝိသတ္တိကန္တိ၊ တရေလောကေဝိသတ္တိကံ ဟူသည်ကား၊ လောကေ၊
 လောက၌၊ သာဝိသတ္တိကာဝါ၊ ဆိုတပ်ခြင်းတဏှာကိုလည်းကောင်း၊ လော
 ကေ၊ လောက၌၊ ဓံဝိသတ္တိကံဝါ၊ ထိုတဏှာကိုလည်းကောင်း၊ သတော၊
 သတိရှိ မည်ဖြစ်၍၊ တရေယု၊ လွန်ရာ၏၊ ဥတ္တရေယု၊ အထူးသဖြင့်လွန်ရာ
 ၏၊ (ပ)။ ဝိတိဝတ္တေယု၊ တဖန်အထူးသဖြင့်လွန်ရာ၏၊ ဣတိအယံ၊ ဤသည်
 သျှင်၊ တရေလောကေ၊ ဝိသတ္တိကန္တိပဒေသ၊ တရေလောကေ ဝိသတ္တိကံ
 ဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဘေန၊ ထိုကြောင့်၊ သောဗြဟ္မဏော၊
 ထိုခေတက ပုဏ္ဏားသည်၊ တဉ္စာဘံအဘိနန္ဒာမိ၊ မဟေထိသန္တိ မုတ္တမံ၊
 ယံဝိဒိတွာသတောစရံ၊ တရေလောကေဝိသတ္တိကန္တိ၊ တဉ္စာဘံအဘိနန္ဒာမိ၊
 မဟေထိသန္တိ မုတ္တမံ၊ ယံဝိဒိတွာသတောစရံတရေလောကေဝိသတ္တိကံဟူ
 ၍၊ အာဟ၊ သျှောက်ပြီ။ ။

(၇) လောလော၊ လောလောကပုဏ္ဏား၊ ဥဋ္ဌံဝါ၊ အနာဂတ်၌လည်းကောင်း၊ အလော
 ဝါ၊ အတိတ်လည်းကောင်း၊ တိရိယံဝါပိမဇ္ဈေ၊ ပဗ္ဗုပ္ပန်၌ လည်းကောင်း၊
 ယံကိပ္ပိ၊ အလုံးစုံကို၊ ထံ၊ သင်သည်၊ သဗ္ဗာနာသိ၊ ကောင်းစွာသိပြီ၊ ဧတံသဗ္ဗံ၊
 ဤအလုံးစုံကို၊ ဝိဒိတွာသိ၍၊ လောကေ၊ လောက၌၊ သင်္ဂီတိ၊ ကပ်ငြိတတ်
 ၍ဟု၊ ဘဂါဘဝါယ၊ ဘဝလောဘဝကြီး၌၊ တဏှံ၊ တပ်ခြင်းကို၊ မာကပထိ၊
 မပြုဘင့်၊ ယံကိပ္ပိသဗ္ဗာနာသိတံ၊ ယံကိပ္ပိသဗ္ဗာနာသိဟူသည်ကား၊ ယံ
 ကိပ္ပိ၊ အလုံးစုံကို၊ သဗ္ဗာနာသိ၊ သိ၏၊ အာဘာနာသိ၊ အာရုံပြုသောအားဖြင့်သိ
 ၍၊ ဝိဒေနာသိ၊ အထူးသဖြင့်သိ၏၊ ဝပိဝိဇာနာသိ၊ အဖန်တလဲလဲသိ၏၊ ပပိ
 ဝိဇ္ဈာမိ၊ ဘိုးထွင်းသော အားဖြင့်သိ၏၊ ဣတိအယံ၊ ဤသည်သျှင်၊ ယံကိပ္ပိ

သဗ္ဗာနာသိဘိပဒဿ၊ ယံကိဉ္ဇိသဗ္ဗာနာသိဟူသောပုဒ်၏။ အတ္ထော၊ အနက်
 တည်း။ ဝေဘကာတိ၊ ဝေဘကာဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာယ
 ပတိ၊ ခေါ်တော်မူ၏။ ဥဒ္ဓံ အဝေတိရိယံဝါပိ မဇ္ဈေတိတ္ထေပဒေ၊ ဥဒ္ဓံ အဝေ
 တိရိယံဝါပိမဇ္ဈေဟူသောဤပုဒ်၌၊ အနာဂတံ၊ အနာဂတ်ကို၊ ဥဒ္ဓံ၊ အထက်
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အတိတံ၊ အတိတ်ကို၊ အဝေတိ၊ အောက်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအလယ်ဟူ
 ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အထဝါ၊ တနည်းကား၊ ကုသလဓမ္မော၊ ကုသိုလ်တရား
 တို့ကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်၏။ အကုသလဓမ္မော၊ အကုသိုလ်
 တရားတို့ကို၊ အဝေတိ၊ အောက်ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ အဗျာဂတံ၊ ဝ
 ဓမ္မော၊ အဗျာဂတတရားတို့ကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအလယ်တို့ဟူ၍၊
 ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ သုခါဝေဒနာ၊ သုခဝေဒနာကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ ဒုက္ခာဝေဒနာ၊ ဒုက္ခဝေဒနာကို၊ အဝေတိ၊ အောက်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ အဒုက္ခမသုခါဝေဒနာ၊ သုခထည်းမဟုတ် ဒုက္ခထည်းမ
 ဟုတ်သော ဥပေက္ခာဝေဒနာကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအလယ်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ ဧဝေသာကော၊ နတ်ပြည်ကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စ
 တိ၊ ဆိုအပ်၏။ အပါယထောကော၊ အပယ်ထုံကို၊ အဝေတိ၊ အောက်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ မနုဿထောကော၊ လူထုံကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလော
 အလယ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အဗ္ဗပဓာတု၊ အဗ္ဗပထုံကို၊ ဥဒ္ဓံတိ၊ အထက်
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ကာမဓာတု၊ ကာမထုံကို၊ အဝေတိ၊ အောက်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ ရူပဓာတု၊ ရူပထုံကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအလယ်
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ပါဒတထာ၊ ခြေဘဝါးအပြင်မှ၊ ဥဒ္ဓံ၊ အထက်ကို၊
 ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဧကသမတ္ထကာ၊ ဆံဖျားမှ၊ အဝေ
 တိ၊ အောက်ကို၊ အဝေတိ၊ အောက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဝေမဇ္ဈေ၊ အလယ်
 ကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအလယ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိအယံ၊
 ဤသည်မျှ၊ ဥဒ္ဓံ အဝေတိရိယံဝါပိမဇ္ဈေတိပဒဿ၊ ဥဒ္ဓံ အဝေတိရိယံဝါ
 ပိမဇ္ဈေဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဧတံပိဒိတွာသံဂေါတိယော
 ကောတိ၊ ဧတံပိဒိတွာသံဂေါတိယောကောဟူသည်ကား၊ ဧသော၊ ဤဥဒ္ဓံအစရှိ
 သည်ကား၊ သံဂေါ၊ ပြိတတ်၏။ ဧတံ၊ ဤဥဒ္ဓံ အစရှိသည်ကား၊ လက္ခဏံ၊
 ကပ်ပြိတတ်၏။ ဧတံ၊ ဤဥဒ္ဓံအစရှိသည်ကား၊ ဗန္ဓနံ၊ ဖွဲ့တတ်၏။ ဧသော၊ ဤ
 ဥဒ္ဓံအစရှိသည်ကား၊ ပလိဗောဓော၊ နှိပ်စက်တတ်၏။ ဣတိ၊ ဤမျှ၊ ဥတွာ၊ ထိ
 ၍၊ ဇာနိတွာ၊ အာရုံပြုသောအားဖြင့်ထိ၍၊ ထုလယ်တွာ၊ နှိုင်းချိန်၍၊ ဝိရိ

၀၀၀

ယိတွာ၊ စုံစမ်း၍၊ ဝိဘာပယိတွာ၊ ပွားစေ၍၊ ဝိထူကံကတွာ၊ ထင်ရှားသည်ကို
 ပြု၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧတံဝိဒိတွာသံဂေါတိလောကေတိပဒဿ၊
 ဧတံဝိဒိတွာသံဂေါတိလောကောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဘဝါဘဝါယမာကာသိတဗျန္တိ၊ ဧတ္ထပဒေ၊ ဘဝါဘဝါယမာကာသိတဗျာ
 ဟူသောဤပုဒ်၌၊ တဗျာတိ၊ တဗျာဟူသည်ကား၊ ရူပတဗျာ၊ ရူပါရုံ၌တပ်
 ခြင်းတဗျာသည်းကောင်း၊ သဒ္ဓတဗျာ၊ သဒ္ဓါရုံ၌တပ်ခြင်းတဗျာသည်း
 ကောင်း၊ (ပ)၊ ဓမ္မတဗျာ၊ ဓမ္မာရုံ၌တပ်ခြင်းသည်းကောင်း၊ ဘဝါဘဝါယာတိ
 ဘဝါဘဝါယဟူသည်ကား၊ ဘဝါဘဝါယ၊ ဘာလော်ဘဝကြီး၌၊ ကမ္မဘဝါ
 ယ၊ ကမ္မဝင်္ဂ်၌၊ ပုနုတ္တဝါယ၊ ဝိပါကဝင်္ဂ်၌၊ ကမ္မဘဝါယ၊ ကမ္မခေတ်ဖြစ်
 သော၊ ကမ္မဘဝါယ၊ ကမ္မဝင်္ဂ်၌၊ ကမ္မဘဝါယ၊ ကမ္မခေတ် ဖြစ်သော၊
 ပုနုတ္တဝါယ၊ ဝိပါကဝင်္ဂ်၌၊ ရူပဘဝါယ၊ ရူပခေတ်ဖြစ်သော၊ ကမ္မဘဝါယ၊
 ကမ္မဝင်္ဂ်၌၊ ရူပဘဝါယ၊ ရူပခေတ်ဖြစ်သော၊ ပုနုတ္တဝါယ၊ ဝိပါကဝင်္ဂ်၌၊ အရူပ
 ဘဝါယ၊ အရူပခေတ်ဖြစ်သော၊ ကမ္မဘဝါယ၊ ကမ္မဝင်္ဂ်၌၊ အရူပဘဝါ
 ယ၊ အရူပခေတ်ဖြစ်သော၊ ပုနုတ္တဝါယ၊ ဝိပါကဝင်္ဂ်၌၊ ပုနုပုနုဘဝါယ၊ ထိုမှ
 ဤမှဖြစ်သော၊ ဂတိယာ၊ ငါးပါးသောဂတိ၌၊ ပုနုပုနုဥပပတ္တိယာ၊ ထိုမှဤမှ
 ဖြစ်သောနှစ်ပါးသောဖြစ်ခြင်း၌၊ ပုနုပုနုပုနုသန္တိယာ၊ ထိုမှဤမှဖြစ်သောသုံး
 ပါးသောပုနုသန္တိ၌၊ ပုနုပုနုအတ္တဘာဝါတိနိပတ္တိယာ၊ ထိုမှဤမှဖြစ်သော
 အတ္တဘာဝါကိုရခြင်း၌၊ တဗျာ၊ တပ်ခြင်းကို၊ မာကာသိ၊ မပြုလင့်၊ မာဇနေထိ
 မဖြစ်စေလင့်၊ မာသဂ္ဂနေဟိ၊ ကောင်းစွာမဖြစ်စေလင့်၊ မာနိဗ္ဗတ္တေထိ၊ မပြီး
 စေလင့်၊ မာဘိနိဗ္ဗတ္တေထိ၊ လွန်စွာမပြီးစေလင့်၊ ပဇဟ၊ စွန့်လော့၊ ဝိနောဒေ
 ဟိ၊ ပျောက်လော့၊ ဗျန္တိ၊ ကရောဟိ၊ ကင်းသည်ကိုပြုလော့၊ အနုဘာဝံ၊ တဖန်
 မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်လော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဘဝါဘဝါ
 ယမာကာသိတဗျန္တိ ပဒဿ၊ ဘဝါဘဝါယမာကာသိတဗျာဟူသောပုဒ်၏
 အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ယံကိဗ္ဗိသဗ္ဗာနာသိ၊ ဝေတကကာတိဘဂဝါ၊ ဥဗ္ဗံအဓောတိရိယံ ဝါဝိမန္တေ၊
 ဧတံဝိဒိတွာသံဂေါတိလောကေ၊ ဘဝါဘဝါယ၊ မာကာသိတဗျန္တိ၊ ယံ
 ကိဗ္ဗိသဗ္ဗာနာသိ၊ ဝေတကကာတိဘဂဝါ၊ ဥဗ္ဗံအဓောတိရိယံ ဝါဝိမန္တေ၊ ဧတံဝိ
 ဒိတွာသံဂေါတိလောကေ၊ ဘဝါဘဝါယ၊ မာကာသိတဗျာဟူ၍၊ အာဟ၊
 ဟောတော်မူပြီ၊ သဟဂါထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်တကွ၊
 (သ)၊ ဘန္တေ၊ အရှင်ဘုရား၊ ဘဂဝါ မြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊
 သတ္ထာ၊ သရာပါတည်း၊ အဟံ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပ်ည့်သည်၊

အသို့ဖြစ်ပါ၏။ ဣတိ ဤသို့ အဝေါပံ၊ သျှောက်၏၊ ဝေတကကဉ္စ၊ ဝေ
တကပုတ္တံ၊ အမေးဖြင့်၊ နုဿညံ၊ သမတ္တံ၊ ပြီးပြီ။ ။

ဥပသိဝပဉ္စသုတ္တနိဒ္ဒေသ၊

သက္ကမ္မာ သာသနိဝင်မင်းသားဖြစ်တော်မူသော အရှင်ဘုရား၊ အဟံ၊ အ
ကျွန်ုပ် သည်၊ ဧကော၊ အပေါ်မရှိတယောက်တည်း၊ အနိဿိတော၊ မရှိသည်
ဖြစ်၍၊ မဟန္တမောဓံ၊ ကြီးကြယ်စွာသော ဩဇာကို၊ တာရိတံ၊ ကူးခြင်းငှါ၊
နောဝိယဘာပိ၊ မတတ်နိုင်၊ သမန္တစက္ခု၊ ထက်ဝန်းကျင်မြင်နိုင်သောစက္ခု
ရှိတော်မူသော အရှင်ဘုရား၊ ယံ၊ အကြင်တရားကို၊ နိဿိတော၊ မှီ၍၊ ဣမံ၊ ဩ
ဇံ ဤဩဇာကို၊ ဘရေယျံ၊ ကူးလိုပါ၏၊ တံအာရမ္မဏံ၊ ထိုအဖို့ကို၊ ဖြူဟိ၊
ကောတော်မူပါသော၊ ဣတိ၊ ဤသို့၊ အယသ္မာ၊ ရှည်သောအသက်ရှိသော၊
ဥပသိဝေါ၊ ဥပသိဝ သည်၊ ပုတ္တိ၊ မေးသျှောက်၏။ ဧကော အဟံ သက္ကမဟန္တ
မောဓံ နိက္ခေပဒေ၊ ဧကော သက္ကမဟန္တမောဓံ ဟူသော ဤပုဂ္ဂိုလ်၊ ဧကော တံ
ဧကော ဟူသည်ကား၊ မေ၊ ငါအား၊ ဗုတိယော၊ နှစ်ယောက်မြောက်သော၊
ပုဂ္ဂလောဝါ၊ ပုဂ္ဂိုလ်သည်သည်။ နုတ္ထိ၊ မရှိ၊ မေ၊ ငါအား၊ ဗုတိယော၊ နှစ်ခု
မြောက်သော၊ ခမ္မောဝါ၊ တရားသည်သည်။ နုတ္ထိ၊ မရှိ၊ ယံပုဂ္ဂလံဝါ၊ အကြင်
ပုဂ္ဂိုလ်ကိုသည်။ နိယယာယ၊ မှီ၍၊ ယံခမ္မံဝါ၊ အကြင်တရားကိုသည်။ နိယာ
ယ၊ မှီ၍၊ မဟန္တံ၊ ကြီးကြယ်သော၊ ကာမောဓံ၊ ကာမဂုဏ်ငါးပါး၌တင်
သော ရာဂဟူသော ဩဇာကို၊ ဘဝေါဓံ၊ ရူပသံ၊ အရူပသံ၌ တပ်သော ဆန္ဒ
ရာဂဟူသော ဩဇာကို၊ ဒိဋ္ဌာဓံ၊ သဿတဒိဋ္ဌိစသော ဩဇာကို၊ အဝိဇ္ဇာ
ဓံ၊ သစ္စာထားပါး၌ဖူးထွင်းတတ်သော မောဟဟူသော ဩဇာကို၊ တရေ
ယျံ၊ အနာဂါမိမဂ်ဖြင့်ကူးလိုပါ၏၊ ဥက္ကဋ္ဌေယျံ၊ အရဟတ္တမဂ်ဖြင့်ကူးလိုပါ
၏၊ ပတရေယျံ၊ သောတာပတ္တိမဂ်ဖြင့်ကူးလိုပါ၏၊ သမတိက္ကမေယျံ၊ အရ
ဟတ္တမဂ်ဖြင့်ကူးလိုပါ၏၊ ဝိကိဝတ္တေယျံ၊ မိတ်ဖြင့်လွန်လိုပါ၏၊ သက္ကာတိ၊
သက္ကာဟူသည်ကား၊ တဝေါ၊ မြတ်စွာဘုရားသည်၊ သက္ကော၊ သာကီဝင်
မင်းသားဖြစ်တော်မူ၏။ သာဏုက္ခဿ၊ သာကီဝင်မင်းမျိုးမှ ပဗ္ဗဒိတော၊
ရဟန်းပြုတော်မူ၏။ ဣတိတသ္မာ၊ ထိုကြောင့်၊ သက္ကော၊ သက္ကမည်တော်မူ၏။
အာဂေါ၊ တနည်းကား၊ အဒ္ဓေါ၊ တရားဖြင့်ကြွယ်ဝတော်မူ၏။ မဟန္တနော၊
တရားတည်းဟူသော များစွာသောဥစ္စာရှိတော်မူ၏။ ခနော၊ တရားတည်း
ဟူသောဥစ္စာနှင့်ပြည့်စုံတော်မူ၏။ ဣတိပိ၊ ထိုကြောင့်သည်။ သက္ကော၊ သက္က
မည်တော်မူ၏။ တဿ၊ ထိုမြတ်စွာဘုရားအား။ ဣယနိဇနာနိ၊ ဤတရား



တည်းဟူသောဥစ္စာတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣဒံ၊ ဤဥစ္စာတို့သည်၊ သေ
ယူထားကတမာန၊ အဘယ်သည်တို့နည်း၊ သဒ္ဓါဝနံ၊ သဒ္ဓါတည်းဟူသော
ဥစ္စာလည်းကောင်း၊ သီလဝနံ၊ သီလတည်းဟူသောဥစ္စာလည်းကောင်း၊
ဟိရိဝနံ၊ ဟိရိတည်းဟူသောဥစ္စာ လည်းကောင်း၊ ဩတ္တပ္ပဝနံ၊ ဩတ္တပ္ပ
တည်းဟူသောဥစ္စာ လည်းကောင်း၊ သုတဝနံ၊ သုတတည်းဟူသောဥစ္စာ
လည်းကောင်း၊ စာဂဝနံ၊ စာဂတည်းဟူသောဥစ္စာလည်းကောင်း၊ ပညာဝနံ၊
ပညာတည်းဟူသော ဥစ္စာလည်းကောင်း၊ သတိပဋ္ဌာနဝနံ၊ သတိပဋ္ဌာန
တည်းဟူသော ဥစ္စာလည်းကောင်း၊ (၁)၊ နိဗ္ဗာနဝနံ၊ နိဗ္ဗာန်တည်းဟူသော
ဥစ္စာလည်းကောင်း၊ အနုကေဟိ၊ များစွာကုန်သော၊ ဣမေဟိဓမ္မရတနေဟိ၊
ဤတရားရတနာတို့ဖြင့်၊ အဇော၊ ကြွယ်ဝတော်မူ၏၊ မဟာဒ္ဓနော၊ များစွာ
သောဥစ္စာရှိတော်မူ၏၊ ဝေဒဝါ၊ ဥစ္စာနှင့်ပြည့်စုံတော်မူ၏၊ ဣတိပိ၊ ထိုကြောင့်
လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ အထဝါ၊ တနည်းကား၊ သက္ကော၊ သာ
ကီဝင်မင်းမျိုးသည်၊ ဗဟုဝိသတံ၊ များစွာအကျွမ်းဝင်၏၊ အလမက္ကော၊ စွန့်
နှိုင်း၏၊ သုရော၊ ရဲငွေ၏၊ ဝိရော၊ ပညာရှိ၏၊ ဝိက္ကန္တော၊ နှစ်သက်ဖွယ်ရှိ၏၊ အ
ဘိရူ၊ မကြောက်တတ်၊ အသန္တိ၊ မတုန်ထုပ်တတ်၊ အနုတြာသီ၊ မလန့်တတ်
အပလာဟိ၊ မပြေးတတ်၊ ပဟိနာယတေ၊ ခဝေါ၊ ပယ်အပ်ပြီးသောကြောက်
မက်ဖွယ်ရှိ၏၊ ဝိဂတေယောမဟံသော၊ ကင်းသော ကြက်သီးမွေးညှင်းထ
ခြင်းရှိ၏၊ ဣတိပိ၊ ထိုကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ ဣတိအ
ယံ၊ ဤ သည်လျှင်၊ ဧကောအဟံ၊ သက္က မဟန္တမောထန္တိ၊ ပဒေသံ၊ ဧကောအဟံ
သက္ကမဟန္တမောစံဟူသောပုဒ်၏၊ အက္ကော၊ အနက်တည်း၊ ဣန္ဒြာယသ္မာ
ဥပသိဝေါ၊ အနိသိဝေတောနောဝိသဟာမိတာရိတုန္တိ၊ ဧတ္ထပဒေ၊ ဣန္ဒြာယသ္မာ
ဥပသိဝေါ၊ အနိသိဝေတောနောဝိသဟာမိတာရိတုဟူသော ဤပုဒ်၌၊ အနိသိ
ဝေတောဟိ၊ အနိသိဝေတောဟူသည်ကား၊ ဝုဂ္ဂထံဝါ၊ ဝုဂ္ဂိုလ်ကိုလည်း၊ အနိသိ
ဝေတော၊ မမြီမှု၍၊ ခမ္ဘံဝါ၊ တရားကိုလည်း၊ အနိသိဝေတော၊ မမြီမှု၍၊ မဟန္တံ၊ ကြီး
ကြယ်သော၊ ကာမောစံ၊ ကာမဟူသောကြံစာကို၊ ဘဝေါစံ၊ ဘဝဟူသော
ကြံစာကို၊ ဒိဋ္ဌောစံ၊ ဒိဋ္ဌိဟူသောကြံစာကို၊ အဝိဇ္ဇောစံ၊ အဝိဇ္ဇာ ဟူသော
ကြံစာကို၊ တရိတုံ၊ ကူးအံ့သောဌာ၊ ဥတ္တရိတုံ၊ အထူးသဖြင့် ကူးအံ့သောဌာ၊
ပတရိတုံ၊ မပြားအားဖြင့်ကူးအံ့သောဌာ၊ သမတိက္ကမိတုံ၊ ကောင်းစွာထွန်
ခြင်းဌာ၊ ဝိတိဝတ္တိတုံ၊ အထူးသဖြင့်လွန်ခြင်းဌာ၊ နောဝိသယာမိ၊ မဝန်၊ နဉာသံ
ဟာမိ၊ အားမထုတ်နိုင်၊ နသက္ကောမိ၊ မတတ်နိုင်၊ နပရိဗေထော၊ မစွမ်းနိုင်၊
ဣတိအယံ၊ ဤသည်လျှင်၊ အနိသိဝေတောနောဝိသဟာမိတာရိတုဟိပဒေသံ၊

အနိဿိတော နောဝိသဟာမိ တာရိတုံဟူသောပုဒ်၏ အတ္ထော၊ အနက်
 တည်း၊ အာရမ္မဏံဖြူ ဟိသမန္တစက္ခုတိ၊ အာရမ္မဏံဖြူဟိသမန္တစက္ခုဟူ
 သည်ကား၊ အာရမ္မဏံ၊ အဘိကို၊ အာယမ္မဏံ၊ စွဲဆမ်းရာကို၊ နိဿယံ၊ မှီရာ
 ကို၊ ဥပနိဿယံ၊ ထူးသောမှီရာကို၊ ဖြူဟိအာပိက္ခ၊ ကြားတော်မူပါလော၊
 ဒေသေဟိ၊ ဟောတော်မူပါလော၊ ပညာပေဟိ၊ သိစေပါလော၊ ပဋ္ဌပေဟိ၊
 ထားတော်မူပါလော၊ ဝိဝေသုဗ္ဗင်္ဂတော်မူပါလော၊ ဝိဘဇ၊ ဝေဘန်တော်မူပါ
 လော၊ ဥတ္တာနိ ကရောဟိ၊ ပေါသညံကိုပြုပါလော၊ ပကာသေဟိ၊ ထင်ရှားပြု
 တော်မူပါလော၊ သမန္တစက္ခုတိ၊ သမန္တစက္ခုဟူသည်ကား၊ သဗ္ဗညုတ
 ညာဏံ၊ သဗ္ဗညုတညာဏံတော်ကို၊ သမန္တစက္ခု၊ သမန္တစက္ခုဟူ၍၊ ဝုစ္စတိ
 ထိုအပ်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည် တေနသဗ္ဗညုတညာဏေန၊ ထိုသဗ္ဗ
 ညုတညာဏံနှင့်၊ ဥပေတော၊ အနိဿိရောက်၏၊ သရပေတော၊ အလွန်နိုး
 ခြင်းသို့ရောက်၏၊ ဥပါဝဘော၊ ကပ်၍တည်၏၊ သရပါတော၊ သမ္ပယုတ်ဖြင့်
 ၍တည်၏၊ ဥပပန္နော၊ မကင်းသည်ဖြစ်၏၊ ဥပသမ္ပန္နော၊ ပြည့်စုံ၏၊ သမန္နာဝ
 တော၊ ထင်ရှားခြင်းသို့ ရောက်၏၊ ~~အာရမ္မဏံဖြူဟိသမန္တစက္ခု~~ အာရမ္မဏံဖြူဟိသမန္တစက္ခု
 ဦးတရံတရံကိုအနိဋ္ဌ၊ မမြင်ခြင်းမည်သည်၊ တဿ၊ ထိုမြတ်စွာဘုရားအား၊
 နအတ္ထိ၊ မရှိအထော၊ ထိုမှတပါး၊ အနိညာတံ၊ အထူးသဖြင့် မသိအပ်သော၊
 အဇာနိတဗ္ဗံ၊ အပြားအားဖြင့်မသိအပ်သော၊ ကိဉ္စိ၊ တရံတရံသောအတိတ်အ
 နာဂတ်ကားသည်သည်၊ နအတ္ထိ၊ မရှိနေယျံ၊ သိအပ်သော၊ ယံသဗ္ဗံ၊ အကြင်
 အထုံစုံသောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော တရားကို၊
 အဘိညာတံ၊ အလွန်သောညာဏံဖြင့်သိအပ်ပြီး တေန၊ ထိုကြောင့်၊ တထာ၊
 ဝတော၊ မြတ်စွာဘုရားသည်၊ သမန္တစက္ခု၊ သမန္တစက္ခုမည်တော်မူ၏၊
 ဣတိအယံ၊ ဤသည်လျှင်၊ အာရမ္မဏံဖြူဟိသမန္တစက္ခုတိပဒသ၊ အာရမ္မ
 ဏံဖြူဟိသမန္တစက္ခုဟူသောပုဒ်၏ အတ္ထော၊ အနက်တည်း၊ ယံနိဿိတော
 ဩဂပိဓံတရေယျန္တိတ္ထေပဒေ ယံနိဿိတော၊ ဩဂပိဓံတရေယျံဟူသော
 ဤပုဒ်၌ ယံနိဿိတောတိ၊ ယံနိဿိတောဟူသည်ကား၊ ယံဝုဋ္ဌဝံ၊ အကြင်
 ဝုတ္တိတ်ကိုမူသည်၊ နိဿိတော၊ မှီ၍၊ ဓမ္မံဝါ၊ တရားကိုမူသည်၊ နိဿိတော၊
 မှီ၍၊ မသန္တံ၊ ကြီးကျယ်သော၊ ကာမောစံ၊ ကာမဟူသောဩစာကို၊ တဝေါ
 စံကာဝဟူသောဩစာကို၊ နိဗ္ဗောစံ၊ နိဗ္ဗိဟူသောဩစာကို၊ အဝိဇ္ဇောစံ၊
 အဝိဇ္ဇာဟူသောဩစာကို၊ တရေယျံ၊ ကူးလိုပါ၏၊ ဥတ္တရေယျံ၊ အထူးသ
 ဖြင့်ကူးလိုပါ၏၊ ပတားရယျံ၊ အပြားအားဖြင့် ကူးလိုပါ၏၊ သမတိတ္ထမေ
 ယျံ၊ ကောင်းစွာ လွန်လိုပါ၏၊ ဝိတိဝတ္ထေယျံ၊ အထူးသဖြင့်လွန်လိုပါ၏၊



ဣတိ အယံ၊ ဤသင်္ချာသင်္ချာ၊ ယံနိသိတော ဩစာမိဝံတရေယျန္တိ ပဒေသ၊ ယံ
 နိသိတော ဩစာမိဝံတရေယျံ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊
 တော၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုဥပထိဝပညာသင်္ချာသင်္ချာ၊ ဧကောဟံသ
 ဣမဟန္တမောဓံ ဣစ္စာယသ္မာဥပထိဝေါ အနိသိတော နောဝိသဟာမိတာ
 ရိတုံ အာရမ္မဏံ ဗြူဟိ သမန္တစက္ခု ယံနိသိတော ဩစာမိဝံ တရေယျန္တိ၊
 ဧကောဟံသဣမဟန္တမောဓံ ဣစ္စာယသ္မာဥပထိဝေါ အနိသိတော နောဝိ
 သဟာမိတာရိတုံ အာရမ္မဏံ ဗြူဟိ သမန္တစက္ခု ယံနိသိတော ဩစာမိဝံ တ
 ရေယျဟူသောစကားကို၊ အာဟ၊ ဝျော့ကံ ဆိုပြီး၊ ဥပထိဝပညာသင်္ချာသင်္ချာ
 တွံ၊ သင်သည်။ အာကိဉ္စညံ၊ အာကိဉ္စညာယတန ဝျာန်ကို၊ သတိမာ၊ ထင်
 သောသတိရှိသူကံ၊ ပေက္ခမာနော၊ အနိစ္စသောအားဖြင့် ရှုသည်ဖြစ်၍၊ နတ္ထိ
 တံ၊ နတ္ထိကိစ္စဟူ၍၊ ပဝတ္တံ၊ ဖြစ်သောဝျာန်ကို၊ နိဿာယ၊ ငြိ၍၊ ဩစာ၊ ဩစာ
 ကို၊ တရေယျ၊ ကူးထော၊ ကာမေ၊ ကာမတို့ကို၊ ပဟာယ၊ စွန့်၍၊ ကထံက
 ထံဟိ၊ ယံမှားခြင်းတို့မှ၊ ဝိရတော၊ ကင်းသည်ဖြစ်၍၊ ရတ္တိမဟံ၊ နေ့ညဉ့်
 ပတ်လုံး၊ တဏှာက္ခယံ၊ တဏှာကင်းရာနိဗ္ဗာန်ကို၊ အဘိပဿ၊ အလွန်ရှုထေ
 လော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်
 မူ၏၊ အာကိဉ္စညံပေက္ခမာနောသတိမာဟိ၊ အာကိဉ္စညံပေက္ခမာနောသတိမာ
 ဟူသည်ကား၊ သောဗြာဟ္မဏော ထိုဥပညာသင်္ချာသင်္ချာ၊ ပကတိယာ၊ ပကတိအား
 ဖြင့်၊ အာကိဉ္စညာယတနသမာပတ္တိ၊ အာကိဉ္စညာယတနသမာပတ်ကို၊ ထာ
 ဘိ၊ ရ၍၊ သတိယေဝ၊ သတိသာယွင်ဖြစ်သော၊ နိဿာယံ၊ ငြိရာကို၊ အယံ၊
 ဤသတိသည်၊ မေ၊ ငါ၏၊ နိဿယောတိ၊ ငြိရာဟူ၍၊ နုဇာနာတိ၊ မထိ၊ တထာ၊
 ထိုဥပညာသင်္ချာအား၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ နိဿယန္တု ငြိရာကို ထည်း
 ကောင်း၊ ဥတ္တရိ၊ အထက်၌၊ နိဗ္ဗာနပထဝ္ဗ၊ ဝန်တရားမှထွက်ခြင်း၊ အကြောင်း
 ကိုထည်းကောင်း၊ အာပိက္ခတိ၊ ကြားတော်မူ၏၊ အာကိဉ္စညာယတနသမာပ
 တ္တိ၊ အာကိဉ္စညာယတနသမာပတ်ကို၊ သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်
 ၍၊ သမာပဇ္ဇိတွာ၊ ဝင်စား၍၊ သတော၊ သတိရှိသူကံ၊ ဝုဇ္ဇတိတွာ၊ ထ၍၊ တတ္ထ
 ဇာတော၊ ထိုအာကိဉ္စညာယတန သမာပတ်၌ဖြစ်သော၊ ဝိတ္တစေတထိကေ၊
 စိတ်စေတထိကံ ဖြစ်ကုန်သော၊ ဓမ္မေတရားတို့ကို၊ အနိစ္စတော အမြဲမရှိ
 သောအားဖြင့်၊ ပေက္ခမာနော ရှုသည်ဖြစ်၍၊ ဒုက္ခတော၊ စင်း၍သောအား
 ဖြင့်၊ ရောဂတော၊ ကျင်နာသောအားဖြင့်၊ ဝဏ္ဏတော၊ ကိလေသာယိုစီးခြင်း
 တည်းဟူသောအရိုင်းအနာအားဖြင့်၊ သုဗ္ဗတော၊ အတွင်းသို့ဝင်တတ်သော
 ပြောင်းနှင့်တူသောအားဖြင့်၊ အထတော၊ မကောင်းမှု၏ တည်ရာဖြစ်သော

အားဖြင့်၊ အာဗာဓတော၊ ကြင်နာသော အနာအားဖြင့်၊ ပရတော၊ မိမိနိုင်ငံအပေါ်
မလိုက်သော အားဖြင့်၊ ပထောကတော၊ ဇရာမရဏတို့သည် ပျက်ဆီးအပ်
သော သဘောအားဖြင့်၊ ဤတိတော၊ များစွာသော ပျက်စီးခြင်းတို့ကိုဆောင်
တတ်သော အားဖြင့်၊ ဥပဒ္ဒတော၊ အပြစ်၏တည်ရာဖြစ်သော အားဖြင့်၊ ဘ
ယတော၊ သာယာခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဘေးအားဖြင့်၊ ဥပသန္တ
တော၊ ကပ်၍ ငြိသကဲ့သို့ ဖြစ်တတ်သော ဘေးအားဖြင့်၊ စထတော၊ တုန်ထုပ်
တတ်သော အားဖြင့်၊ ပထာဂံတော၊ ထုံ့လဖြင့် ပျက်တတ်သော သဘောအား
ဖြင့်၊ အရတတော၊ မြဲမြံစွာ မတည်သော အားဖြင့်၊ အတာဏတော၊ စောင့်
ရှောက်ရာမရှိသော အားဖြင့်၊ အလေဏတော၊ ပုန်းအောင်းရာမရှိသော အား
ဖြင့်၊ အသရဏတော၊ ကိုးကွယ်ရာမရှိသော အားဖြင့်၊ အသရဏိဘူတော၊
မို့သော သူတို့၏ ကိုးကွယ်ရာမရှိသော အားဖြင့်၊ ရိတ္တတော၊ သုခသျှာစသည်
တို့မှ ကင်းသော အားဖြင့်၊ တုစ္ဆတော၊ အချည်းနှီးအားဖြင့်၊ သုညတော၊ အ
စိုးရသည်မှ ဆိတ်သော အားဖြင့်၊ အနတ္တတော၊ အစိုးမရသော အားဖြင့်၊
အာဒိနတော၊ ဖြစ်သော အပြစ်အားဖြင့်၊ ဝိဝရိနာမဓမ္မတော၊ ဖောက်ပြန်တတ်
သော သဘောအားဖြင့်၊ အသာရကတော၊ အနှစ်မရှိသော အားဖြင့်၊ အစာမူ
လတော၊ ဆင်းရဲခြင်း၏ အကြောင်းအားဖြင့်၊ ဝဓတော၊ သတ်တတ်သော
အားဖြင့်၊ ဘဝတော၊ ဘဝကို ဆည်းဘူးသော အားဖြင့်၊ ဝိဘဓတော၊ တဝ၏
ကင်းခြင်းအားဖြင့်၊ သာသဝတော၊ အာသဝလျှင် အကြောင်းရှိသော အားဖြင့်၊
သင်္ခတော၊ အကြောင်းတရားတို့သည် ပြုပြင်အပ်သော အားဖြင့်၊ မာရာမိသ
တော၊ မာရ်၏ အာမိသအားဖြင့်၊ ဇာတိဓမ္မတော၊ ဖြစ်တတ်သော သဘောအား
ဖြင့်၊ ဇရာဓမ္မတော၊ အိုခြင်းသဘောအားဖြင့်၊ ဗျာဓိဓမ္မတော၊ နာခြင်းသဘော
အားဖြင့်၊ မရဏဓမ္မတော၊ သေခြင်းသဘောအားဖြင့်၊ သောက ဗရိဒေဝဒုက္ခ
ဒေါမနထူဝါယာသဓမ္မတော၊ စိုးရိမ်ခြင်း၊ ဝိကြော့ခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသ
ယာခြင်း၊ ပင်ပန်းခြင်း သဘောအားဖြင့်၊ သံကီလေသ ဓမ္မတော၊ ညှပ်ညှူး
သော ကီလေသာတို့၏ တည်ရာ သဘောအားဖြင့်၊ သမုဒယဓမ္မတော၊ အဓိန္ဒာ
စသည်တို့ကြောင့် ဖြစ်သော သဘောအားဖြင့်၊ အတ္တဂံမတော၊ ချုပ်ခြင်းတို့
ရောက်သော အားဖြင့်၊ အာသာဒတော၊ ရာဂ၏ အစွမ်းကြောင့် သာယာသော
အားဖြင့်၊ အာဒိနတော၊ ဖော်ပြန်တတ်သော အပြစ်အားဖြင့်၊ နိဿရဏတော၊
ထွက်မြောက်သော အားဖြင့်၊ ပေက္ခမာနော၊ ဝဲသည်ဖြစ်၍၊ ဒက္ခမာနော၊ ထင်
မြင်သည်ဖြစ်၍၊ ကြွေးလာကယမာနော၊ ကြည့်သည်ဖြစ်၍၊ နိဗ္ဗာယမာနော၊ ရှု
အညံ့ဖြစ်၍၊ ဥပပရိက္ခမာနော၊ ရှုဆင်ခြင်သည်ဖြစ်၍၊ သတိမာတိ၊ သတိမာ



ဟူသည်ကား၊ ယောသတိ၊ အကြွင်းအောက်မေ့ခြင်းလည်းကောင်း၊ အနိဿတိ၊ အစဉ်မပြတ်အောက်မေ့ခြင်းလည်းကောင်း၊ ပရိဿတိ၊ အဖန်တလဲလဲအောင်မေ့ခြင်းလည်းကောင်း၊ (ပ)၊ သမ္မာသတိ၊ ကောင်းစွာအစဉ်မေ့ခြင်းလည်းကောင်း၊ အယံ၊ ဤသည်ကို၊ သတိ၊ သတိဟူ၍၊ ဝုစ္စတိ၊ သိအပ်၏၊ ဣမာယာသတိယာ၊ ဤသို့သောသတိနှင့်၊ ဥပေတော၊ မကင်းသည်၊ ဟောတိ၊ ဖြစ်၏၊ (ပ)၊ သမန္နာဂတော၊ ပြည့်စုံ၏၊ သော၊ ထိုသူကို၊ သတိမာတိ၊ သတိရှိသောသူဟူ၍၊ ဝုစ္စတိ၊ သိအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အာကိဉ္စညံပေက္ခမာနောသတိ မာတိပဒသ၊ အာကိဉ္စညံ ပေက္ခမာနော သတိ မဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဥပသီဝါတိ၊ ဥပသီဝဟူ၍၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊ အာလပတံ၊ ခေါ်တော်မူ၏၊ နုတ္တိတိနိဿာယတရထာယုတ္တိစန္ဒိနုတ္တိတိ နိဿာယတရ ထာယုတ္တိစံ ဟူသည်ကား၊ နုတ္တိတိဉ္စိတိ၊ တရံတရသောဝိညာဏဉ္စာယတနစိတ်သည်မရှိဟူ၍၊ ရှုအပ်သော၊ အာကိဉ္စညာယတနသမာပတ္တိံ၊ အာကိဉ္စညာယတနသမာပတ်ကို၊ နိဿာယ၊ ဖြစ်၍၊ ကိံကာရတာ၊ အာဟံကြောင့်၊ နုတ္တိတိဉ္စိတိ၊ တရံတရသောဝိညာဏဉ္စာယတနစိတ်သည်မရှိဟူ၍၊ မြင်းကြောင့်ဖြစ်သော၊ အာကိဉ္စညာယတနသမာပတ္တိံ၊ အာကိဉ္စညာယတန သမာပတ်ကို၊ နိဿိတံ၊ ဖြစ်သည်၊ ဝိညာဏဉ္စာယတနသမာပတ္တိံ၊ ဝိညာဏဉ္စာယတနစိတ်ကို၊ သတော၊ သတိရှိလျက်၊ သမာပဗ္ဗိတွာ၊ ဝင်စား၍၊ သတော၊ သတိရှိလျက်၊ ဝုတ္တဟိတွာ၊ ထ၍၊ တညောဝိညာဏံ၊ ထိုဝိညာဏဉ္စာယတနစိတ်ကို၊ သံဘာဝေတိ၊ မရှိခြင်းသို့ရောက်စေ၏၊ ဝိဘာဝေတိ၊ အထူးသဖြင့် မရှိခြင်းသို့ ရောက်စေ၏၊ အန္တရဗာယတိ၊ ကွယ်စေ၏၊ နုတ္တိတိဉ္စိတိ၊ တရံတရသော ဝိညာဏဉ္စာယတနစိတ်မရှိဟု၊ ပသတိ၊ ရှု၏၊ တံကာရတာ၊ ထိုကြောင့်၊ နုတ္တိတိဉ္စိတိ၊ တရံတရသောဝိညာဏဉ္စာယတနစိတ်သည်မရှိဟု၊ အာကိဉ္စညာ ယတနသမာပတ္တိံ၊ အာကိဉ္စညာယတနသမာပတ်ကို၊ နိဿာယ၊ ဖြစ်၍၊ ဥပနိဿာယ၊ အထူးသဖြင့်ဖြစ်၍၊ အာလမ္ဘဏံ ကရိတွာ၊ အာရုံပြု၍၊ ကာမောစံ၊ ကာမဟူသော ဩစာကို၊ ဘဝေါစံ၊ တဟူသောဩစာကို၊ ဒိဋ္ဌောစံ ဒိဋ္ဌိဟူသောဩစာကို၊ အဝိဇ္ဇောစံ၊ အဝိဇ္ဇာဟူသောဩစာကို၊ တရထာ၊ ကူးလေလော၊ ဥတ္တရထာ၊ အထူးသဖြင့်ကူးလေလော၊ ပတရထာ၊ အပြားအားဖြင့်ကူးလေလော၊ သမတိတ္တမထာ၊ ကောင်းစွာလွန်လေလော၊ ဝိတိတ္တထာ၊ အထူးသဖြင့် လွန်လေလော၊ ဣတိအယံ၊ ဤသည်လျှင်၊ နုတ္တိတိနိဿာယတရထာယုတ္တိစန္ဒိပဒသ၊ နုတ္တိတိနိဿာယတရ ထာယုတ္တိစံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကာမေ

ပဟာယပိရုတောကထာဟိတိတ္ထေပဒေ၊ ကာမေပဟာယပိရုတောကထာ
 ဟိဟူသောဤဝုဇ္ဇနိဒ္ဓါ၊ ကာမာတိ၊ ကာမာဟူသည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထု
 ကာမတို့လည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမတို့ကိုလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒ္ဓါနတော၊ အကျဉ်းအား
 ဖြင့်၊ နှောနှစ်ပါးတို့တည်း၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာ
 မတို့ဟူ၍၊ ဝုဇ္ဇနိဒ္ဓါ၊ ဆိုအပ်ကုန်၏၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ကိလေသကာမာ၊
 ကိလေသကာမတို့ဟူ၍၊ ဝုဇ္ဇနိဒ္ဓါ၊ ဆိုအပ်ကုန်၏၊ ကာမေပဟာယာတိ၊ ကာမေ
 ပဟာယဟူသည်ကား၊ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို၊ ပဇဟိတွာ၊ စွန့်၍၊
 ကိလေသကာမေ၊ ကိလေသကာမတို့ကို၊ ပဟာယ၊ ပယ်၍၊ ပဇဟိတွာ၊
 စွန့်၍၊ ဝိနောဒိတ္ထာ၊ ပျောက်၍၊ ဗျန္တိ၊ ကရိတွာ၊ ကင်းသည်ကိုပြု၍၊ အနဘာဝံ
 ဝမေတွာ၊ တဖန်မဖြစ်ပြန်ခြင်းသို့ ရောက်စေ၍၊ ဣတိအယံ၊ ဤသည်လျှင်၊
 ကာမေပဟာယာ တိပဒဿ၊ ကာမေပဟာယဟူသောဝုဇ္ဇနိဒ္ဓါ၊ အတ္ထော၊ အ
 နက်တည်း၊ ပိရုတောကထာဟိတိတ္ထေပဒေ၊ ပိရုတော ကထာဟိဟူသော
 ဤဝုဇ္ဇနိဒ္ဓါ၊ ဝိပိကိတ္ထာ၊ ယုံမှားခြင်းကို၊ ကထံကထာ၊ ကထံကထာဟူ၍၊ ဝုဇ္ဇတိ၊
 ဆိုအပ်၏၊ နုက္ခေ၊ နုက္ခသစ္စာ၌၊ ကင်္ခါ၊ ယုံမှားခြင်းသည်လည်းကောင်း၊ (ပ)၊ ဆန္တိ
 တတ္တံ၊ ကိုယ်ပျက် ခက်တရော်ရှိသောအဖြစ် လည်းကောင်း၊ ဝိတ္ထဿ၊
 ဝိတ်၏၊ မနောဝိစေခေါ၊ နှလုံးရေးခြစ်ခြင်း လည်းကောင်း၊ အယံ၊ ဤသည်
 ကို၊ ကထံကထာ၊ ကထံကထာဟူ၍၊ ဝုဇ္ဇတိ၊ ဆိုအပ်၏၊ ဣထံကထာယ၊
 ယုံမှားခြင်းမှ၊ အာရုတော၊ ကြည်၏၊ ပိရုတော၊ အထူးသဖြင့်ကြည်၏၊ ပရိ
 ပိရုတော၊ တဖန်အထူးသဖြင့် ကြည်၏၊ နိက္ခန္တော၊ ထွက်၍၊ နိသဇ္ဇော၊ စွန့်
 ၍၊ ဝိပ္ပယုတ္တော၊ အပြားအားဖြင့် မဟဉ်၊ ဝိသံယုတ္တော၊ ကောင်းစွာအထူး
 သဖြင့်မဟဉ်၊ ဝိပရိယာ ဒိကတေန၊ ပိုင်းခြားခြင်းကင်းသော၊ စေတသာ၊
 ဝိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ဣတိဝေဓိ၊ ဤသို့လည်း၊ ပိရုတောကထာဟိတိ
 ပဒဿ၊ ပိရုတောကထာဟိဟူသောဝုဇ္ဇနိဒ္ဓါ၊ အတ္ထော၊ အနက်တည်း၊ အထဝါ၊
 တနည်းကား၊ ဣတ္ထိံသာယ၊ သုံးဆယ် နှစ်ပါးသော၊ တိရုတ္ထာနကထာယ၊
 မဂ်ဖိုလ်၏ဝိသာခြင်သောစကားမှ၊ အာရုတော၊ ကြည်၏၊ ပိရုတော၊ အထူး
 သဖြင့်ကြည်၏၊ ပရိပိရုတော၊ တဖန်အထူးသဖြင့်ကြည်၏၊ နိက္ခန္တော၊ ထွက်၏၊
 နိသဇ္ဇော၊ စွန့်၍၊ ဝိပ္ပယုတ္တော၊ အပြားအားဖြင့်မဟဉ်၊ ဝိသံယုတ္တော၊ အထူး
 သဖြင့်မဟဉ်၊ ဝိပရိယာဒိကတေန၊ ပိုင်းခြားခြင်းကင်းသော၊ စေတသာ၊ ဝိတ်
 ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ဣတိဝေဓိ၊ ဤသို့လည်း၊ ပိရုတောကထာဟိတိပဒဿ၊ ပိ
 ရုတောကထာဟိဟူသောဝုဇ္ဇနိဒ္ဓါ၊ အတ္ထော၊ အနက်တည်း၊ ဣတိအယံ၊ ဤသည်

သျှင်၊ ကာမေပဟာယဝိရုတောကထာဟိ ဟိပဒဿ၊ ကာမေပဟာယဝိရု
 တောကထာဟိဟူသောပုန်၏။ အတ္ထော၊ အနက်တည်း၊ တဗျာက္ခယံ ခုတ္တ
 မဟာဘိပဿာတိ ဧတ္ထပဒေ၊ တဗျာက္ခယံ ခုတ္တမဟာဘိပဿ ဟူသော
 ဤပုန်၌၊ တဗျာဘိ၊ တဗျာဟူ ှည်ကား၊ ဣပတဗျာ၊ ဣပါရုံ၌ တပ်ခြင်း
 တဗျာ ထည်းကောင်း၊ (ပ)၊ ခွေတဗျာ၊ ခွေရုံ၌တပ်ခြင်း တဗျာထည်း
 ကောင်း၊ ခုတ္တိ၊ ညဉ့်ကို၊ ခုတ္တာ၊ ခုတ္တဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဒိဝသော၊ နေ့ကို၊
 အဟာဘိ၊ အဟဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ခုတ္တိဉ္စ၊ ညဉ့်၌ထည်းကောင်း၊ ဒိဝစ
 နေ့၌ထည်းကောင်း၊ တဗျာက္ခယံ၊ တဗျာ၏ ကုန်ရာဖြစ်သော၊ ရာဂက္ခယံ၊
 ရာဂ၏ကုန်ရာဖြစ်သော၊ ဒေါသက္ခယံ၊ ဒေါသ၏ကုန်ရာဖြစ်သော၊ မောဟက္ခ
 ယံ၊ မောဟ၏ကုန်ရာဖြစ်သော၊ ဂတိက္ခယံ၊ ဂတိငါးပါး၏ ကုန်ရာဖြစ်သော၊
 ဥပပတ္တိက္ခယံ၊ ဖြစ်ခြင်းနှစ်ပါး၏ ကုန်ရာဖြစ်သော၊ ပဋိသန္ဓိက္ခယံ၊ ပဋိသန္ဓေ
 သုံးပါး၏ကုန်ရာဖြစ်သော၊ ဘဝက္ခယံ၊ ဘဝသုံးပါး၏ ကုန်ရာဖြစ်သော၊ သံ
 သာရက္ခယံ၊ သံသရာစက်၏ကုန်ရာဖြစ်သော၊ ပဋိက္ခယံ၊ ပဋိသုံးပါး၏ ကုန်ရာ
 ဖြစ်သောနိဗ္ဗာန်ကို၊ ပဿ၊ ရှုထော၊ အဘိပဿ၊ အလွန်ရှုသော၊ ဒက္ခ၊ မြင်လော
 ဩဇာကယ၊ ဩညံထော၊ နိဗ္ဗာသ ရှုထော၊ ဥပပရိက္ခ၊ ဆင်ခြင်ထော၊ ဣတိ
 အယံ၊ ဤသည်သျှင်၊ တဗျာက္ခယံ ခုတ္တမဟာဘိပဿာတိပဒဿ၊ တဗျာ
 က္ခယံခုတ္တမဟာဘိပဿဟူသောပုန်၏။ အတ္ထော၊ အနက်တည်း၊ ထေန၊ ထို
 ကြောင့်၊ တဂေါ၊ မြတ်စွာ ထုရားသည်၊ အာကိဉ္စညံ ပေက္ခမာနော၊ သတိ
 မာဥပသိဝါတိဘဂေါ ကာမေပဟာ ယဝိရုတော ကထာဟိ၊ တဗျာက္ခယံ
 ခုတ္တမဟာဘိပဿာတိ၊ အာကိဉ္စညံပေက္ခမာနာသတိမာ၊ ဥပသိဝါတိဘဂ
 ဝါ၊ နတ္ထိတိနိဿာယကရသုဩဇာ ကာမေပဟာယဝိရုတော ကထာဟိ
 တဗျာက္ခယံ ခုတ္တမဟာဘိပဿဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။
 တဂေါ၊ ထုန်းတော်ကြီးသောအရှင်ထုရား၊ ထော၊ အကြင်သူသည်၊
 သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊ ကာမေသု၊ ကာမတို့၌၊ ဘရာဂေါ၊ တပ်ခြင်း
 ကင်း၏၊ အာကိဉ္စညံ၊ အာကိဉ္စညာယတနုဗျာန်ကို၊ နိသိတော၊ မှီသည်ဖြစ်၍
 အညံ၊ အာကိဉ္စညာယတနုဗျာမ်းသောအောက်၌ဖြစ်သောသမာဗတ်ကို၊
 ဟိတ္တာ၊ စွန့်၍၊ ပရမေ၊ မြတ်သော၊ သညာပိမောက္ခ အာကိဉ္စညာယ တနုဟူ
 သောသညာပိမောက္ခ၌၊ အဓိမုတ္တော၊ နှလုံးညွတ်၏၊ သော၊ ထိုသူသည်၊
 ဟတ္ထ၊ ထိုအာကိဉ္စညာယတနုသို့၊ အနာနူဝါယိ၊ ရောက်သည်ဖြစ်၍၊ တိ
 ဇ္ဇေန၊ တည်ရာသည်မဟုတ်တုံလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှုညံသောအ



သက်ရှိသော၊ ဥပသိဝေါ၊ ဥပသိဝဂုဏ္ဏာသည၊ ပုစ္ဆိ၊ မေးသျှောက်၏။
သဗ္ဗေဘူကာမေသုယောဝိတရာဂေါတိဇ္ဇေပဒေ၊ သဗ္ဗေသုကာမေသုယော
ဝိတရာဂေါဟူသော ဤပုစ္ဆိ၊ သဗ္ဗေသုတိ၊ သဗ္ဗေသုကုသညကား၊ သဗ္ဗေန
သဗ္ဗိ၊ အခြင်းခပ်သိမ်း၊ သဗ္ဗထာသဗ္ဗိ၊ အခါခပ်သိမ်း၊ အသေသံ၊ အကြွင်းမရှိ၊
နိသေသံ၊ အကြွင်းမဲ့၊ သဗ္ဗေသုတိ၊ တေ၊ သဗ္ဗေသုဟူသော ဤသဒ္ဓါသည်၊ ပရိ
ယာဒါယဝစနံ၊ အကုန်ကိုဟောသော သဒ္ဓါတည်း၊ ကာမေသုတိဇ္ဇေ၊ ကာမေ
သုဟူသော ဤပုစ္ဆိ၊ ကာမာတိ၊ ကာမာဟူသညကား၊ ဝတ္ထုကာမစ၊ ဝတ္ထု
ကာမတို့ သည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမတို့ စည်း
ကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်းအားဖြင့်၊
စွေ၊ နှစ်ပါးတို့တည်း၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမတို့
ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ကိလေသကာမာ၊
ကိလေသကာမတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ သဗ္ဗေသုကာမေသုယောဝိ
တရာဂေါတိ၊ သဗ္ဗေသုကာမေသုယောဝိတရာဂေါဟူသညကား၊ ယော၊ အ
ကြင်သူသည်၊ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊ ကာမေသု၊ ကာမတို့၌၊ ဝိတရာ
ဂေါ၊ ကင်းသောတပ်ခြင်းရှိ၏၊ ဝိဂတရာဂေါ၊ ကင်းပြီးသောရာဂရှိ၏၊ စတ္တရာ
ဂေါ၊ စွန့်အပ်သောရာဂရှိ၏၊ ဝန္တရာဂေါ၊ အန့်အပ်ပြီးသောရာဂရှိ၏၊ မုတ္တရာ
ဂေါ၊ လွတ်ပြီးသောရာဂရှိ၏၊ ပဟိနရာဂေါ၊ စွန့်အပ်ပြီးသောရာဂရှိ၏၊ ဝိက္ခ
မ္ဘနတော၊ ဝိက္ခမ္ဘနအားဖြင့်၊ ပရိနိသဗ္ဗရာဂေါ၊ တဖန်စွန့်အပ်ပြီးသောရာဂရှိ
၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သဗ္ဗေသု ကာမေသု ယောဝိတရာဂေါတိ
ပဒသ၊ သဗ္ဗေသုကာမေသု ယောဝိတရာဂေါဟူသောပုစ္ဆိ၊ အတ္ထေ၊ အ
နက်တည်း၊ ဣစ္စာယသ္မာဥပသိဝေါအောက်ဥညနိသယိတောဟိတွာမညန္တိ၊
ဣစ္စာယသ္မာဥပသိဝေါ အောက်ဥညနိသယိတောဟိတွာ မညဟူသညကား၊
ဟေဗ္ဗိမာ၊ အောက်၌ဖြစ်ကုန်သော၊ ဆဿမာပတ္တိယော၊ ခြောက်ပါးကုန်
သောသမာပတ်တို့ကို၊ ဟိတွာ၊ ပယ်၍၊ စဇိတွာ၊ စွန့်၍၊ ပရိစဇိတွာ၊ တဖန်
စွန့်၍၊ အဘိက္ကမိတွာ၊ လွန်၍၊ သမာဘိက္ကမိတွာ၊ ကောင်၊ စွဲလွန်၍၊ ဝိတိဝတ္တ
တွာ၊ အထူးသဖြင့်လွန်၍၊ အဘိဥညာယတနသမာပတ္တိ၊ အဘိဥညာယ
တနသမာပတ်ကို၊ နိသယိတော၊ မြှီ၍၊ ဥပနိသယိတော၊ အထူးသဖြင့်မြှီ၍၊ အလ္လိ
နော၊ ကပ်၍၊ ဥပါဂတော၊ အနီးသို့ရောက်၍၊ သဗုပါဂတော၊ အလွန်နီးခြင်း
သို့ရောက်၍၊ အဇ္ဈောသိတော၊ အလွန်ဆောင်သွင်း၍၊ အဓိမုတ္တော၊ နှလုံး
ညွတ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အဘိဥညနိသယိတောဟိတွာမညန္တိ၊
ပဒသ၊ အဘိဥညနိသယိတောဟိတွာမညဟူသောပုစ္ဆိ၊ အတ္ထေ၊ အနက်

တည်း။ သညာဝိမောက္ခပရမေ အဓိဓမ္မောတိ ဣတ္ထပဒေ။ သညာဝိမောက္ခ
 ပရမေ အဓိဓမ္မောဟူသော ဤပုဒ်၌။ သတ္တသညာသမာပတ္တိယော၊ ခုနှစ်ပါး
 သော သညာရှိသော သမာပတ်တို့ကို။ သညာဝိမောက္ခာ၊ သညာဝိမောက္ခတို့
 ဟု၍ ဝုစ္ဆန္တိ။ ခရိအင်္ဂုန်၏။ ယာပတာ၊ အကြင်သူထောက်ကုန်သော။ သညာ
 သညာရှိသော သမာပတ်တို့သည်။ သန္တိ ရှိကုန်၏။ တာသံသမာပတ္တိနံ၊ ထို
 သမာပတ်တို့ထက်။ အာကိဉ္ဇညာယတနသမာပတ္တိ၊ အာကိဉ္ဇညာယတနသ
 မာပတ်သည်။ ဝိမောက္ခစ၊ သညာမှလွတ်ရာ။ သည်းဖြစ်၏။ အပ္ပေါစ၊ မြတ်
 သည်သည်းဖြစ်၏။ သေဇ္ဈေစ၊ ငြီးမွမ်းထိုက်သည်လည်းဖြစ်၏။ ပါမောက္ခော
 စ၊ အကြီးသည်းဖြစ်၏။ ဥတ္တမောစ၊ မြတ်သည်သည်းဖြစ်၏။ ပဝရောစ၊ အ
 ထူးသဖြင့်မြတ်သည်သည်းဖြစ်၏။ ပရမေ၊ မြတ်သော။ အဂ္ဂေ၊ အဦးဖြစ်သော
 သေဇ္ဈေ၊ ငြီးမွမ်းအပ်သော။ ဝိသေဇ္ဈေ၊ အထူးသဖြင့်ငြီးမွမ်း အပ်သော။ ပါ
 မောက္ခေ၊ အကြီးဖြစ်သော။ ဥတ္တမေ၊ မြတ်သော။ ပဝရေ၊ အထူးသဖြင့်မြတ်
 သော။ အာကိဉ္ဇညာယတနဈာန်မှ၊ အဓိဓမ္မာဝိမောက္ခေန၊ နှလုံးသွင်းအပ်
 သောဝိညာယတနဈာန်မှ၊ ဝိမောက္ခော၊ လွတ်သော။ တတြိမိဓမ္မော၊
 ထိုအာကိဉ္ဇညာယတနဉ္စလုံးသွင်းသော။ တဒမိဓမ္မော၊ ထိုအာကိဉ္ဇညာ
 ယတနကိုနှလုံးသွင်းသော။ တဂ္ဂရိတော၊ ထိုအာကိဉ္ဇညာယတနဈာန်ကိုထွေ
 ကျက်သော။ တဗ္ဗဟုထော၊ ထိုဈာန်ကိုများသောအားဖြင့်ပွားစေသော။ တဂ္ဂ
 ရုကော၊ ထိုဈာန်ကိုအထေးပြုသော။ တန္ဒိန္ဒော၊ ထိုဈာန်သို့ညွတ်သော။ တပ္ပေါ
 တော၊ ထိုဈာန်၌ဝှမ်းသော။ တပ္ပတ္တာနရာ၊ ထိုဈာန်၌နှိုင်းသော။ တဒမိဓမ္မော၊
 ထိုဈာန်ကို နှလုံးသွင်းသော။ တဒမိပတေယော၊ ထိုဈာန်ကိုအကြီးပြု၍နေ
 သောသူသည်။ ဣတိအယံ၊ ဤသည်လျှင်။ သညာဝိမောက္ခပရမေ ဝိမောက္ခော
 တိပဒသ။ သညာဝိမောက္ခပရမေ ဝိမောက္ခောဟူသော ပုဒ်၏။ အတ္ထော၊
 အနက်တည်း။ တိဋ္ဌေနုသော၊ တတ္ထအနာနုဝါ ယိတိတ္ထပဒေ။ တိဋ္ဌေနု
 သောတတ္ထအနာနုဝါယိဟူသော ဤပုဒ်၌။ တိဋ္ဌေနုတိ၊ တိဋ္ဌေနုဟူသည်ကား။
 ဧဝံနုခေါ၊ ဤသို့တည်သတ္တံ့သော နုခေါ။ မတည်သတ္တံ့သော၊ ကိနုခေါ။
 အဘယ်သို့တည် သတ္တံ့နည်း။ ကထံနုခေါ၊ အဘယ်ကြောင့် တည်သတ္တံ့
 သနည်း။ ဣတိ၊ ဤသို့သံသယဝုစ္ဆာ၊ သင်္ကံရှိ၍မေးခြင်းတည်း။ ဝိမတိ
 ဝုစ္ဆာ၊ ယုံမှားရှိ၍မေးခြင်းတည်း။ ဧဒ္ဓကဝုစ္ဆာ၊ နှလုံးနှစ်ခွဲရှိ၍မေးခြင်း
 တည်း။ အနေကံသဝုစ္ဆာ၊ စင်စစ်မသိ၍မေးခြင်းတည်း။ ဣတိအယံ၊ ဤ
 သည်လျှင်။ တိဋ္ဌေနုတိပဒသ။ တိဋ္ဌေနုဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
 တတ္ထာတိ၊ တတ္ထဟူသည်ကား။ အာကိဉ္ဇညာယတနော၊ အာကိဉ္ဇညာယတန



ဆုံ၍၊ အနာနုဝါယီတိ၊ အနာနုဝါယီဟူသည်ကား၊ အနာနုဝါယီ၊ အစဉ်အ
 တိုင်းရောက်၍၊ အဝိစိမာနော၊ မရွေ့ထွေသည်ဖြစ်၍၊ အဝိဝတ္ထမာနော၊
 ကင်းခြင်းကိုမရောက်မူ၍၊ အနန္တရဇာယမာနော၊ အခြားမရှိမူ၍၊ အပရိ
 ဟာယမာနော၊ မယုတ်သည်ဖြစ်၍၊ အထဝါ၊ တနည်းကား၊ အဇ္ဈမာနော၊
 ရာဂဖြင့်မတပ်မူ၍၊ အဒုဿမာနော၊ ဒေါသဖြင့် မဖျက်မူ၍၊ အမုပ္ပမာနော၊
 မောဟဖြင့်မတွေ့ဝေမူ၍၊ အသံကိလိဿမာနော၊ ကိလေသာဖြင့်မညစ်ညူး
 မူ၍၊ ဣတိအသံ၊ ဤ သည်ထျှင်၊ တိဋ္ဌေနုဿော တတ္ထအနာနုဝါယီတိပဒဿ၊
 တိဋ္ဌေနုဿောတတ္ထအနာနုဝါယီဟူသောဝုန်၏၊ အတ္ထော၊ အနက် တည်း၊ တေ
 န၊ ထိုကြောင့်၊ သောပြောဟူတော့၊ ထိုဝုဠ်ကားသည်၊ သဗ္ဗေသုကာမေသုယော
 ဝိတရာဂေါ ဣစ္စာယသ္မာဥပထိ ဝေါအာကိဉ္ဇညံနိဿိတော ဟိတွာမညံ
 သညာဝိမောက္ခပရမေမိမုတ္တော၊ တိဋ္ဌေနုဿောတတ္ထအနာနုဝါယီတိ၊ သဗ္ဗေ
 သုကာမေသုယော ဝိတရာဂေါ ဣစ္စာယသ္မာ ဥပထိ ဝေါအာကိဉ္ဇညံ နိဿိ
 တောဟိတွာမညံ သညာဝိမောက္ခပရမေမိမုတ္တော တိဋ္ဌေနုဿောတတ္ထအနာ
 နုဝါယီဟူ၍၊ အာဟံ၊ သျှောက်ဆိုပြီ။ ။

ဥပထိ၊ ဥပထိပဝုဠ်ကား၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသု၊ ခပ်သိမ်း
 ကုန်သော၊ ကာမေသု၊ ကာမတို့၌၊ ဝိတရာဂေါ၊ တပ်ခြင်းကင်း၏၊ အာကိဉ္ဇ
 ညံ၊ အာကိဉ္ဇညာယတနုဗျာန်ကို၊ နိဿိတော၊ မှီသည်ဖြစ်၍၊ အညံ၊ အာကိဉ္ဇ
 ညာယတနုဗျာတပါးသောအောက်၌ဖြစ်သောသမာပတ်ကို၊ ဟိတွာ၊ စွန့်၍၊ ပရ
 မေ၊ မြတ်သော၊ သညာဝိမောက္ခေ၊ အာကိဉ္ဇညာယတနုဟူသော သညာဝိ
 မောက္ခ၌၊ အမိမုတ္တော၊ နှလုံးညွတ်၍၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုအာကိဉ္ဇ
 ညာယတနုထံသို့၊ အနာနုဝါယီ၊ ရောက်သည်ဖြစ်၍၊ တိဋ္ဌေယျ၊ တည်ရာ၏၊
 ဣတိ၊ ဤသို့၊ ဘဝံ၊ မြတ်စွာထုရားသည်၊ ဝိဿန္တေသိ၊ ဖြေတော်မူ၏။ ။
 သဗ္ဗေသုကာမေသုယောဝိတရာဂေါတိဋ္ဌေပဒေ၊ သဗ္ဗေသုကာမေသုယော
 ဝိတရာဂေါဟူသော ဤဝုန်၌၊ သဗ္ဗေသုတိ၊ သဗ္ဗေသုဟူသည်ကား၊ သဗ္ဗေနုသ
 ဇ္ဇံ၊ အချင်းခပ်သိမ်း၊ သဗ္ဗဿသဇ္ဇံ၊ အခါခပ်သိမ်း၊ အသေသံ၊ အကြွင်းမရှိ၊
 နိဿိသံ၊ အကြွင်းမဲ့၊ သဗ္ဗေသုတိတေ၊ သဗ္ဗေသုဟူသော ဤသဒ္ဓါသည်၊
 ပရိယာဒါ ယဝစနံ၊ အကုန်ကိုဟောသော သဒ္ဓါတည်း။ ကာမေသုတိတ္ထေ
 ကာ ကာမေသုဟူသော ဤဝုန်၌၊ ကာမေတိ၊ ကာမာဟူသည်ကား၊ ဝတ္ထု
 ကာမာစ၊ ဝတ္ထုကာမတို့လည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသာ
 ကာမတို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊
 အချဉ်းအားဖြင့်၊ နှစ်ပါးတို့တည်း။ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာ

မာ၊ ဂတ္ထု၊ ကာမတို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ (ပ)၊ ဣမော၊ ဤသည်တို့ကို၊
 ကိလေသာကာမော၊ ကိလေသာ ကာမတို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ (ပ)၊
 သဗ္ဗေသုကာမေသု ယောဝီတရာဂေါတိ၊ သဗ္ဗေသုကာမေသုယောဝီတရာ
 ဂေါဟုသညကံး၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊
 ကာမေသု၊ ကာမတို့၌၊ ဝီတရာဂေါ၊ ကင်းသော တပ်ခြင်းရှိ၏၊ (ပ)၊ ဝိက္ခမ္ဘန
 ဘော၊ ဝိက္ခမ္ဘနအားဖြင့်၊ ပရိနိဿန္တရာဂေါ၊ တပန်စွန့်အပ်ပြီးသောရာဂရှိ
 ၏၊ ဣဘိအယံ၊ ဤသည်လျှင်၊ သဗ္ဗေသု ကာမေသု ယောဝီတရာဂေါတိပဒ
 သာ၊ သဗ္ဗေသုကာမေသု ယောဝီတရာဂေါဟုသောပုန်၏၊ အတ္ထော၊ အနက်
 တည်း၊ ဥပသီဝ၊ ဥပသီဝဟူ၍၊ တဂဝါ၊ မြတ်စွာတုရားသည်၊ အာထပတိ၊
 ခေါ်တော်မူ၏၊ အာကိဉ္ဇညံနိသိတောဟုတွာမညန္တိ၊ အာကိဉ္ဇညံနိသိတော
 ဟုတွာမညံဟုသည်ကား၊ ဟောဋ္ဌိမာ၊ အောက်၌ဖြစ်ကုန်သော၊ ဆဝသမာ၊ ပတ္တိ
 ယော၊ ခြောက်ပါးကုန်သောသမာပတ်တို့ကို၊ ဟိတွာ၊ ဖယ်၍၊ ဖေတိတွာ၊ စွန့်၍၊
 ပရိတ္တိတွာ၊ တပန်စွန့်၍၊ အတိတ္တမိတွာ၊ လွန်၍၊ သမတိတ္တမိတွာ၊ ကောင်းစွာ
 လွန်၍၊ ဝီတိဝတ္တိတွာ၊ အထူးသဖြင့်လွန်၍၊ အာကိဉ္ဇညာယတနသမာပတ္တိံ၊
 အာကိဉ္ဇညာယတနသမာပတ်ကို၊ နိသိတော၊ ငြိ၍၊ ဥပနိသိတော၊ အထူးသ
 ဖြင့်ငြိ၍၊ အလ္လိနော၊ ကပ်၍၊ ဥပဂတော၊ အနီးသို့ရောက်၍၊ သရပါဂတော၊ အ
 လွန်နီးခြင်းသို့ရောက်၍၊ အဇ္ဈောသိတော၊ အလွန်ဆောင်သွင်း၍၊ အဓိရ၊ ဣာ၊
 နှလုံးညွတ်၍၊ ဣဘိအယံ၊ ဤသည်လျှင်၊ အာကိဉ္ဇညံနိသိတော၊ ဟိတွာမညန္တိ
 ပဒ၊ သ၊ အာကိဉ္ဇညံနိသိတောဟိတွာမညံဟုသောပုန်၏၊ အတ္ထော၊ အနက်
 တည်း၊ သညာဝိမောက္ခာပရမေဓိရုတ္တောတိတ္ထေပဒေ၊ သညာဝိမောက္ခာပရ
 မေဓိရုတ္တောဟုသော ဤပုန်၌၊ သတ္တသညာသမာပတ္တိယော၊ ရှစ်ပါးကုန်သော
 သညာရှိသောသမာပတ်တို့ကို၊ သညာဝိမောက္ခာ၊ သညာဝိမောက္ခတို့ဟူ
 ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ ယာဝတော၊ အကြင်မျှသောက်ကုန်သော၊ သညာ၊
 သညာရှိသောသမာပတ်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာသံသမာပတ္တိနံ၊ ထိုသ
 မာပတ်တို့ထက်၊ အာကိဉ္ဇညာယတနသမာပတ္တိ၊ အာကိဉ္ဇညာယတနသမာ
 ပတ်သည်၊ ဝိမောက္ခေါစ၊ သညာမှလွတ်ရာထည်းဖြစ်၏၊ အဂ္ဂေါစ၊ မြတ်သည်
 ထည်းဖြစ်၏၊ သေဋ္ဌေစ၊ ပြီးဖွမ်းထိုက်သည်ထည်းဖြစ်၏၊ ပါမောက္ခောစ၊
 အကြီးထည်းဖြစ်၏၊ ဥတ္တမောစ၊ မြတ်သည်ထည်းဖြစ်၏၊ ပရောစ၊ အထူး
 သဖြင့်မြတ်သည်ထည်းဖြစ်၏၊ ပရမေ၊ မြတ်သော၊ အဂ္ဂေ၊ အဦးဖြစ်သော၊
 သေဋ္ဌေ၊ ပြီးဖွမ်းအပ်သော၊ ဝိသေဋ္ဌေ၊ အထူးသဖြင့်ပြီးဖွမ်းအပ်သော၊ ပါမော
 က္ခေါ၊ အကြီးဖြစ်သော၊ ဥတ္တမေ၊ မြတ်သော၊ ပရော၊ အထူးသဖြင့်မြတ်သော

၂

အာကိဉ္ဇညာယတနုဗျာန်နှံ၊ အဓိရတ္တဝိမောက္ခေနုန္တလုံးသွင်း အပ်သောဝိညာ
 ဣညာယတနုဗျာန်မှာ၊ ဝိမုတ္တော၊ လွတ်သော၊ တ၊ ကြာမိရတ္တော၊ ထိုအာကိဉ္ဇ
 ညာယတနုဗျာန်နှံ နှလုံးသွင်းသော၊ ဟ၊ ဒမိရတ္တော၊ ထိုဗျာန်ကိုနှစ်လုံးသွင်း
 သော၊ (ပ)၊ တဒမိပတေယျော၊ ထိုဗျာန်ကိုအကြီးပြု၍ နေသောသူသည်၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ သညာဝိမောက္ခေပရမေမိရတ္တော၊ တိပဒဿ၊ သညာဝိ
 မောက္ခေပရမေမိရတ္တောဟူသောပုဒ်၏၊ အတ္တော၊ အနက်တည်း၊ တိဋ္ဌေယျ
 သောတတ္ထအနာနု ဝါယီတိ၊ တိဋ္ဌေယျသော တတ္ထအနာနုဝါ ယီဟူသည်
 ကား၊ သော၊ ထိုသူသည်၊ သဗ္ဗိကပ္ပသဝဟဿာနိ၊ က မ္ဘာခြောက်သောင်း
 တို့ဝတ်လုံး၊ တိဋ္ဌေယျ၊ တည်ရာ၏၊ တတ္ထာတိ၊ တတ္ထဟူသည်ကား၊ အာ
 ကိဉ္ဇညာယတနု၊ အာကိဉ္ဇညာယတနုထံ့နှံ၊ အနာနုဝါယီတိ၊ အနာနုဝါယီ
 ဟူသည်ကား၊ အနာနုဝါယီ၊ အစဉ်အတိုင်းရောက်၍၊ အဝိပိမာနော၊ မရွေ့
 မကင်းသည်ဖြစ်၍၊ အဓိက မ္ဘမာနော၊ ကင်းခြင်းသို့ မရောက်မူ၍၊ အနန္တရ
 ဝာယမာနော၊ အခြားမရှိမူ၍၊ အပရိဟာယ မာနော၊ မယုတ်သည် ဖြစ်၍၊
 အထဝါ၊ တနည်းကား၊ အရစ္စမာနော၊ ရာဂဖြင့်မတင်မူ၍၊ အဒဿမာနော၊
 ဒေါသဖြင့် မဖျက်မူ၍၊ အရဟ္တမာနော၊ မောဟဖြင့်မတွေဝေမူ၍၊ အသံကိ
 လိဿမာနော၊ ကိလေသာဖြင့် မညစ်ညူးမူ၍၊ ဣတိအယံ၊ ဤသည်လျှင်၊
 တိဋ္ဌေယျသော တတ္ထအနာ နုဝါယီတိ ပဒဿ၊ တိဋ္ဌေယျသော တတ္ထအ
 နာနုဝါယီဟူသောပုဒ်၏၊ အတ္တော၊ အနက်တည်း၊ ဝေ၊ န၊ ထိုကြောင့်၊ တဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ သဗ္ဗေသုကာမေသုယောဝိ တရာဂေါ ဥပသိဂေါ
 တိဘဂဝါ အာကိဉ္ဇညံ နိဿိတော ဟိတွာမညံ သညာဝိမောက္ခေ ပရမေ
 မိရတ္တောတိဋ္ဌေယျ သောတတ္ထအနာနုဝါယီတိ၊ သဗ္ဗေသုကာမေသုယော
 ဝိတရာဂေါ ဥပသိဂေါတိ ဘဂဝါ အာကိဉ္ဇညံ နိဿိတော ဟိတွာမညံ
 သညာဝိမောက္ခေပရမေမိရတ္တောတိဋ္ဌေယျသော တတ္ထအနာနုဝါယီဟူ၍၊
 အာဟ၊ ဟောတော်မူပြီး၊ သမန္တစက္ခု၊ ထက်ဝန်းကျင်ဖြင့်နိုင်သောသ
 မန္တစက္ခုရှိတော်မူသောအရှင်ဘုရား၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုအာကိ
 ဉ္ဇညာယတနုထံ့သို့၊ အနာနုဝါယီ၊ ရောက်သည်ဖြစ်၍၊ စေတိဋ္ဌေယျ၊ အကယ်
 ၍တည်သည်ဖြစ်အံ့၊ ဝေသတိ၊ ဤသို့တည်သည်ရှိသော်၊ ပုဂံဝိဝဿာနိ၊ များ
 စွာသောနှစ်အရေအတွက်အပေါင်းပတ်လုံး၊ တတ္ထေဝ၊ ထိုအာကိဉ္ဇညာယ
 တနုထံ့လျှင်၊ သော၊ ထိုသူသည်၊ ဝိပ္ပရတ္တော၊ ဆင်းရဲမှ ထွတ်သည်ဖြစ်၏၊
 သိတိ၊ ပြင်းချင်း၍အမြဲတည်သည်၊ သိယာ၊ ဖြစ်ရာသလော၊ တထာဝိသော၊
 ဤသို့ အာကိဉ္ဇညာယတနုထံ့၌ တည်သောသူ၏၊ ဝိညာဏံ၊ ဝိညာဉ်သည်၊

စေတယျ၊ တရံတရက်မစွဲသင်းမူ၍ ရတေတရသလော၊ ဣတိ၊ ဤသို့၊ ဝုတ္တိ၊
မေးလျှောက်၏။ တိဋ္ဌေစေသော တတ္ထအနာနုဝါပီတိ၊ တိဋ္ဌေစေသော
တတ္ထအနာနုဝါပီဟူသည်ကား၊ သော၊ ထိုသူသည်၊ သဋ္ဌိကပ္ပသဟဿာနိ၊
ကမ္မာခြောက်သောင်းတို့ပတ်လုံး၊ သစေတိဋ္ဌေယျ၊ အကယ်၍တည်အံ့၊ ဧဝံ
သတိ၊ ဤသို့တည်သည်ရှိသော်၊ တတ္ထာတိ၊ တတ္ထဟူသည်ကား၊ အာကိဉ္စ
ညာယတနေ၊ အာကိဉ္စညာယတနတံ၊ အနာနုဝါပီတိ၊ အနာနုဝါပီဟူ
သည်ကား၊ အနာနုဝါပီ၊ အာကိဉ္စညာယတနတံယျိရောက်၍၊ အဝိဝိမာနော၊
မရတေသည်ဖြစ်၍၊ အဝိဂစ္ဆမာနော၊ ကင်းခြင်းသို့ မရောက်သည်ဖြစ်၍၊
အနန္တရဇာယမာနော၊ ကွယ်ခြင်းသို့မရောက်သည်ဖြစ်၍၊ အပရိဟာယ
မာနော၊ ဆုတ်ယုတ်ခြင်းသို့ မရောက်သည်ဖြစ်၍၊ အထဝါ၊ တနည်းကား၊
အရစ္စမာနော၊ များပြင့်မတစ်မူ၍၊ အဒုဿမာနော၊ ဒေါသဖြင့် မဖျက်မူ၍၊
အရဿယမာနော၊ မောဟဖြင့် မတွေဝေမူ၍၊ အင်္ဂါလိယမာနော၊ ဘိဏေ
သာဖြင့်မညစ်ညူးမူ၍၊ ဣတိအယံ၊ ဤသည်လျှင်၊ တိဋ္ဌေစေသောတတ္ထအနာ
နုဝါပီဘိပဒဿ၊ တိဋ္ဌေစေသောတတ္ထအနာနုဝါပီဟူသောဝုန်၏။ အတ္ထော၊
အနက်တည်း၊ ပုဂံဝိဝဿာနိသမန္တစက္ခုတိ ဧတ္ထပဒေ၊ ပုဂံဝိဝဿာနိသ
မန္တစက္ခုဟူသောဝုန်၌၊ ပုဂံဝိဝဿာနိတိ၊ ပုဂံဝိဝဿာနိ ဟူသည်ကား၊
ပုဂံဝိဝဿာနိ၊ နှစ်အရေအတွက်အပေါင်းပတ်လုံး၊ ဗဟုနိဝဿာနိ၊ များစွာ
သောနှစ်တို့ပတ်လုံးလည်းကောင်း၊ ဗဟုနိဝဿာသတာနိ၊ များစွာကုန်သော
နှစ်အရာတို့ပတ်လုံးလည်းကောင်း၊ ဗဟုနိဝဿာသဟဿာနိ၊ များစွာကုန်
သောနှစ်အထောင်တို့ပတ်လုံးလည်းကောင်း၊ ဗဟုနိဝဿာသတသဟဿာ
နိ၊ များစွာကုန်သော နှစ်အသိမ်းတို့ပတ်လုံး၎င်း၊ ဗဟုကပ္ပါနိ၊ များစွာကုန်
သော ကမ္မာတို့ ပတ်လုံး၎င်း၊ ဗဟုနိ ကပ္ပသတာနိ၊ များစွာ ကုန်သော
ကမ္မာအရာတို့ပတ်လုံး လည်းကောင်း၊ ဗဟုနိကပ္ပသဟဿာနိ၊ များစွာ
ကုန်သောကမ္မာအထောင်တို့ပတ်လုံးလည်းကောင်း၊ ဗဟုနိကပ္ပသတသဟ
ဿာနိ၊ များစွာကုန်သောကမ္မာအသိမ်းတို့ ပတ်လုံးလည်းကောင်း၊ သမန္တ
စက္ခုတိ၊ သမန္တစက္ခုဟူသည်ကား၊ သဗ္ဗညုတညာဏံ၊ သဗ္ဗညုစာညာဏံ
ကို၊ သမန္တစက္ခု၊ သမန္တစက္ခုဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ (ပ)၊ တေန၊ ထိုကြောင့်
တထာဂတော၊ မြတ်စွာဘုရားသည်၊ သမန္တစက္ခု၊ သမန္တစက္ခုမည်တော်
မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊ ပုဂံဝိဝဿာနိသမန္တစက္ခုတိပဒဿ၊ ပုဂံဝိ
ဝဿာနိသမန္တစက္ခုဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊ တတ္ထေဝသော
သိတိတိယာပိရတ္ထောစေတယျပိညာဏံတတာပိသောတိ၊ တတ္ထေဝသော

ပဒသာ၊ တက္ကောဝသော သီတိသိယော ဝိရုက္ခော စ ဝေယျဝိညာဏံတထာဝိ
သောဟုသောပုန်၏၊ အက္ခော၊ အနက်တည်း၊ ဟေန၊ ထိုကြောင့်၊ သေ၊ ဗြာဟ္မ
ဇော၊ ထိုပုတ္တားသည်၊ တိန္ဒေစသော တတ္ထအနာနုဝါယိပုဂံ ဝသောနိသ
မန္တစက္ခုတက္ကောဝသောသီတိသိယောဝိရုက္ခော၊ စဝေထဝိညာဏံ၊ ဟထာဝိ
သောတိ၊ တိန္ဒေစသောတတ္ထအနာနုဝါယိပုဂံဝသောနိသမန္တစက္ခုတက္ကော
ဝသောသီတိသိယောဝိရုက္ခောစဝေထဝိညာဏံ တထာဝိသောဟု၍၊ အာ
ဟ၊ ဈောကံဆိုပြီး ။

၆၂ ဥပသီဝ၊ ဥပသီဝပုန္နား၊ ဝါတဝေဂေန၊ ဗအဟုန်ဖြင့်၊ ဝိတ္တာလွင့်သော
အစွဲ၊ မီးလျှံသည်၊ အတ္ထံ၊ ဈေးကံပျက်ခြင်းသို့၊ ပထေတိလထာ၊ ရောက်သ
ကဲ့သို့၊ သင်္ခါ၊ ဤသို့ဖြစ်၏ဟု ခေါ်ဝေါ်ပြောဆိုခြင်းသို့၊ နဥပေဘိယထာ၊
မရောက်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ မုနိ၊ အာတိဥညာယထနတံ၌ ဖြစ်သော
သေက္ခရနိသည်၊ နာမကာယ၊ နာမကာယမှ၊ ဝိရုက္ခော၊ လွတ်၍၊ ဝိကာသ
ဝေါ၊ ရာသန္တာသည်၊ ဟုတု၊ ဖြစ်၍၊ အတ္ထံ၊ မရှိနိဗ္ဗာန်ဟုဆိုအပ်သောချုပ်ခြင်း
သို့၊ ပထေတိ၊ ရောက်၏၊ သင်္ခါ၊ မင်းအစရှိသည်ဖြစ်၍ ဟုခေါ်ဝေါ်ခြင်းသို့၊
နဥပေဘိ၊ မရောက်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသန္ဓေထိ၊
မြေတော်မူ၏ ။ အစွဲ၊ သထာဝါတဝေဂေနိတ္တာသိက္ခောဒေ၊ အစွဲ၊ သထာ
ဝါတဝေဂေနိတ္တာဟုသောဤပုန်၌၊ ဇာလသိခါ၊ မီးလျှံကို၊ အစွဲ၊ အစွဲဟု၍၊
ဝုစ္စတိ၊ ဆိုအပ်၏၊ ဝါတ၊ တိ၊ ဝါတ၊ ဟုသည်ကား၊ ပုန္နတ္ထိမဝါတာ၊ အရှေ့မှ
လာသောလေလည်းကောင်း၊ ပစ္ဆိမဝါတာ၊ အနောက်မှ လာသောလေ
လည်းကောင်း၊ ဥတ္တရဝါတာ၊ မြောက်မှလာသောလေလည်းကောင်း၊ ဒက္ခိ
ဏဝါတာ၊ တောင်မှလာသောလေလည်းကောင်း၊ သေဇာဝါတာ၊ မြို့ရှိသော
လေလည်းကောင်း၊ အနုဇာဝါတာ၊ မြို့မရှိသောလေလည်းကောင်း၊ ဝိတိတာ
ဝါတာ၊ ဧသောလေလည်းကောင်း၊ ဥဏှာဝါတာ၊ ပူသောလေလည်းကောင်း၊
ပရိတ္တာဝါတာ၊ ညှင်းညှင်းသာသောလေလည်းကောင်း၊ အမိမတ္တာဝါတာ၊
ပြင်းစွာလာသောလေလည်းကောင်း၊ ကာဠဝါတာ၊ မြည်းသောလေလည်း
ကောင်း၊ ဝေရုတ္တဝါတာ၊ ပြင်းထန်စွာအထက်ကောင်းကင်း၌ လာသော
လေလည်းကောင်း၊ ပက္ခဝါတာ၊ အတောင်ခပ်သဖြင့်ဖြစ်သော လေလည်း
ကောင်း၊ သုပုဏ္ဏဝါတာ၊ ဂဠုန်ကြောင့်ဖြစ်သောလေလည်းကောင်း၊ ဘာလ
ပုဏ္ဏဝါတာ၊ ထန်ရွက်ကြောင့်ဖြစ်သောလေလည်းကောင်း၊ ဝိဂူပနဝါတာ
ရပ်ခပ်ခြင်းကြောင့်ဖြစ်သော လေလည်းကောင်း၊ ဝါတဝေဂေန ဝိတ္တာတိ၊
ဝါတဝေဂေနိတ္တာ ဟုသည်ကား၊ ဝါတဝေဂေန၊ လေ၏ အဟုန်ဖြင့်၊ ဝိတ္တာ၊



ဖဲကြဉ်သော၊ ဥက္ခိတ္တံ၊ ပြင်းစွာဖဲ ကြဉ်သော၊ နုတ္တံ၊ ထွင့်သော၊ ဗဒ္ဒ
 ပုတ္တံ၊ ဝေးစွာထွင့်သော၊ ခန္တိကာ၊ ခွါသော၊ ဝိက္ခန္တိကာ၊ ဝေးစွာ ခွါသော၊
 ဣတိအယံ၊ ဤသည်လျှင်၊ အပ္ပိယံ၊ ထာဝါယံ၊ ဝေဂေနနိတ္တာတိ၊ ပဒဿ၊ အပ္ပိ
 ယထာဝါတာဝေဂေနနိတ္တာ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဥပ
 သိဝ၊ ဥပသိဝပုတ္တံ၊ ဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာယပတိ၊ ခေါ်
 ဘော်မူ၏၊ အတ္ထံပထေတိနုဥပေတိသံခန္တိက္ခေပဒေ၊ အတ္ထံပထေတိနုဥပ
 တိသံခံဟူသော ဤပုဒ်၌၊ အတ္ထံပထေတိတိ၊ အတ္ထံပထေတိဟူသည်ကား၊
 အတ္ထံ၊ ယောက်ခြင်းသို့၊ ပထေတိ၊ ရောက်၏၊ အတ္ထံ၊ ပျက်ခြင်းသို့၊ ဝပေတိ၊
 ရောက်၏၊ အတ္ထံ၊ ကွယ်ခြင်းသို့၊ ဝတ္တတိ၊ ရောက်၏၊ နိဂုဇ္ဈတိ၊ ချုပ်၏၊ ဝုပသမ
 တိ၊ ပြင်း၏၊ ပရိပဿေ ဓမ္မတိ၊ အမြဲပြင်း၏၊ နုဥပေတိသံခန္တိ၊ နုဥပေတိသံခံဟူ
 သည်ကား၊ ပုဂ္ဂိုလ်မိဝါဒိသံ၊ အရှေ့အရပ်သို့မူလည်း၊ ဂတာ၊ သွား၏၊ ပန္နိဓံ
 ဝါဒိသံ၊ အနောက်အရပ်သို့မူလည်း၊ ဂတာ၊ သွား၏၊ ဥတ္တရံ၊ ဝါဒိသံ၊ မြောက်
 အရပ်သို့မူလည်း၊ ဂတာ၊ သွား၏၊ ဒက္ခိဏံ၊ ဝါဒိသံ၊ တောင်အရပ်သို့မူလည်း၊
 ဂတာ၊ သွား၏၊ ဥဒ္ဓံ၊ ဝါ၊ အထက်သို့မူလည်း၊ ဂတာ၊ သွား၏၊ အဝေါဝါ၊
 အောက်သို့မူလည်း၊ ဂတာ၊ သွား၏၊ တိရိယံ၊ ဝါ၊ ဖိလာမူလည်း၊ ဂတာ၊ သွား၏
 ဝိဒိသံ၊ ဝါ၊ တူရုမဟုတ်သောအရပ်သို့မူလည်း၊ ဂတာ၊ သွား၏၊ ဣတိ၊ ဤသို့၊
 သံခံ၊ ခေါ်ဝေါ်ခြင်းသို့၊ နုဥပေတိ၊ မရောက်၊ ဥဒ္ဓေသံ၊ ပြုခြင်းသို့၊ နုဥပေတိ၊
 မရောက်၊ ဂဏံ၊ ခေတွက်ခြင်းသို့၊ နုဥပေတိ၊ မရောက်၊ ပဏ္ဍိတ္တံ၊ ပညတ်ခြင်း
 သို့၊ နုဥပေတိ၊ မရောက်၊ ယေန၊ အကြဉ်အကြောင်းဖြင့်၊ သံခံ၊ ခေါ်ဝေါ်ခြင်း
 သို့၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ သောဟေတု၊ ထိုအကြောင်းသည်၊ နုတ္တိ၊ မရှိ၊
 ပစ္စယော၊ အထောင့်အပင့်သည်၊ နုတ္တိ၊ မရှိ၊ ကာရဏံ၊ နိုးသောအကြောင်း
 သည်၊ နုတ္တိ၊ မရှိ၊ ဣတိအယံ၊ ဤသည်လျှင်၊ အတ္ထံပထေတိနုဥပေတိသံခံတိ
 ပဒဿ၊ အတ္ထံပထေတိနုဥပေတိသံခံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဇေံမုနိနာမကာယာဝိမုတ္တောတိက္ခေပဒေ၊ ဇေံမုနိနာမကာယာဝိမုတ္တောဟူ
 သောဤပုဒ်၌၊ ဝေန္တိ၊ ဇေံဟူသည်ကား၊ ဩပဗ္ဗေ၊ မွန်ဝါဒနံ၊ ဥပမာ၏ပြီးပြည့်
 စုံခြင်းကိုပြုသော စကားတည်း၊ မုနိတိ၊ မုနိဟူသည်ကား၊ ဥာဏံ၊ သိတတ်
 သော ဥာဏံကို၊ မောနံ၊ မောနဟူ၍၊ ဝုပ္ပဟိ၊ ဆိုအပ်၏၊ (ဝေ)၊ သင်္ဂဇာယံ၊ ရာဂ
 စသောပြီခြင်းဘဏ္ဍာဒိဋ္ဌိတည်းဟူသော ငွေရှက်ခြင်းကို၊ အတိစ္စ ထွန်၍၊
 ဝိနုဘော၊ တစ်ခြင်းကင်း၏၊ ဣတိ၊ ထိုကြောင့်၊ မုနိ၊ မုနိမည်၏၊ နာမကာယာ
 ဝိမုတ္တောဟိ၊ နာမကာယာဝိမုတ္တောဟူသည်ကား၊ သောမုနိ၊ ထိုအာဂိဉ္ဇ
 ညာယတနုတ္တံ၊ ဖြစ်သောသေက္ခမုနိသည်၊ ပကတိယာ၊ ပကတေ၊ အားဖြင့်၊

'ပုဗ္ဗေဝ၊ရှေးဦးကပင်လျှင်၊ရူပကာယာ၊ရူပကာယမှ၊ဝိရုတ္တော၊လွတ်၍၊တဒဂ်
 သမတိတ္တမာ၊တဒဂ်သတ်ကံကောင်းစွာလွန်ခြင်းကြောင့်၊ဝိက္ခမ္ဘနပဟံ၊နေန
 ဝိက္ခမ္ဘနပဟံဖြင့်၊ပဟိနော၊ကိလေသာကိုပယ်အပ်သော၊တဿ၊မုနိနေ၊ထို
 သေက္ခမုနိ၏၊ဘာန္တံ၊ဘဝ၏ဆုံးခြင်းကို၊ အာဂမ္မ၊စွဲ၍၊ စတ္တာဇော၊အရိယ
 မဂ္ဂါ၊လေးပါးကုန်သောအရိယာမဂ်တို့ကို၊ပဋိလဒ္ဓါ၊ ရအင်ကုန်သည်၊ဟော
 န္တိ၊ဖြစ်ကုန်၏၊စတုန္တံ၊လေးပါးကုန်သော၊ အရိယမဂ္ဂါနံ၊ အရိယမဂ်တို့ကို၊
 ပဋိသဒ္ဓတ္တာ၊ရအပ်သည်၏အဖြစ်ကြောင့်၊ နာမကာယောစ၊ နာမကာယကို
 ထည်းကောင်း၊ရူပကာယောစ၊ ရူပကာယကိုထည်းကောင်း၊ ပရိညာ၊ပိုင်း
 ခြား၍သိအပ်ကုန်သည်၊ဟောန္တိ၊ ဖြစ်ကုန်၏(ပ)၊ နာမကာယာစ၊နာမ
 ကာယကိုထည်းကောင်း၊ ရူပကာယာစ၊ ရူပကာယကိုထည်းကောင်း၊
 ပရိညာတတ္တာ၊ ပိုင်းခြား၍သိအပ်သည်၏ အဖြစ်ကြောင့်၊ နာမကာယာစ၊
 နာမကာယမှထည်းကောင်း၊ ရူပကာယာစ၊ ရူပကာယမှထည်းကောင်း၊
 အတ္တန္တအနုပါဒါဝိမောက္ခေန၊ စင်စစ်ဟာဏ္ဍာဒိဋ္ဌိတို့သည် စွဲလပ်ခြင်းမရှိ
 သောဝိမောက္ခဖြင့်၊မုတ္တော လွတ်၍၊ ဝိရုတ္တော၊ အထူးသဖြင့်လွတ်၍၊သုဝိ
 မုတ္တော၊ကောင်းစွာလွတ်၍၊ဣတိအသံ၊ဤသည်လျှင်၊ ဝေမုနိနာမကာယာ
 ဝိရုတ္တောတိပဒဿ၊ဝေမုနိနာမကာယာဝိရုတ္တောဟူသောပုဒ်၏၊ အတ္တော
 အနက်ထည်း၊အတ္တံပလေတိနဥပပတိသံ၊န္တိ ဇ္ဇေပဒေ၊ အတ္တံပလေတိနဥ
 ပပတိသံဟူသောဤပုဒ်၌၊ အတ္တံပလေတိတိ၊အတ္တံပလေတိဟူသည်ကား၊
 အနုပါဒိသေသာယာ၊ဝိပါတိ ကမ္မဇရုပ်အကြွင်းမရှိသော၊ နိဗ္ဗာနခေထုယာ၊
 နိဗ္ဗာနခေတ်ဖြင့်၊ပရိနိဗ္ဗာယတံ၊ပရိနိဗ္ဗာန်ပြုခြင်းသို့၊ ဥပေတိ၊ ရောက်၏၊နဥ
 ပေတိသင်္ခန္တိ၊ နဥပပတိသင်္ခန္တိဟူသည်ကား၊ အနုပါဒိသေသာယာ၊ဝိပါတိ
 ကမ္မဇရုပ်အကြွင်းမရှိသော၊နိဗ္ဗာနခေတုယာ၊နိဗ္ဗာနခေတ်ဖြင့်၊ပရိနိဗ္ဗာ၊တော၊
 ပရိနိဗ္ဗာန်ပြုသောရဟန္တာအား၊ ခတ္ထိယောတံဝါ၊မင်းဟူ၍ထည်းကောင်း၊
 ဗြာဟ္မဏောတိဝါ၊ပုဂ္ဂိုလ်ဟူ၍ထည်းကောင်း၊ဝေသောတိဝါ၊ သူကြွယ်ဟူ
 ၍ထည်းကောင်း၊သုဒ္ဓေါတိဝါ၊ သူဆင်းရဲဟူ၍ထည်းကောင်း၊ ဂဟဇ္ဇောတိ
 ဝါ၊အိမ်၌ ထည်သောသူဟူ၍ ထည်းကောင်း၊ ပဗ္ဗဇိတောဝါ၊ ရဟန်းဟူ၍
 ထည်းကောင်း၊ဒေဝေတိဝါ၊ နတ်ဟူ၍ထည်းကောင်း၊ မနုဿောတိဝါ၊လူ
 ဟူ၍ထည်းကောင်း၊ ဂူပိတိဝါ၊ ရုပ်ရှိ၏ဟူ၍ထည်းကောင်း၊ အဂူပိတိဝါ၊
 ရုပ်မရှိဟူ၍ထည်းကောင်း၊ သညီတိဝါ၊ သညာရှိ၏ဟူ၍ ထည်းကောင်း၊
 အသညီတိဝါ၊ သညာမရှိဟူ၍ထည်းကောင်း၊ နေဝသညီနာ သညီတိဝါ၊
 သညာရှိသည်ထည်း မဟုတ်မရှိသည်ထည်း မဟုတ်ဟူ၍ ထည်းကောင်း။

သင်္ခါဝေါခြင်းသို့၊ နဉ်ပေတိ၊ မရောဂ်၊ ဥဒ္ဓေသံ၊ ဣနိုးခြင်းသို့၊ နဉ်ပေတိ၊
 မရောက်၊ ဝထနံ၊ ရေတွက်ခြင်းသို့၊ နဉ်ပေတိ၊ မရောက်၊ ပဏ္ဍိတ္တိ၊ ထိစေခြင်း
 သို့၊ နဉ်ပေတိ၊ မရောက်၊ ယေန၊ အကြင် အကြောင်းဖြင့်၊ သင်္ခါ၊ ရေတွက်ခြင်း
 သို့၊ ဝဇ္ဇေ၊ ယျ၊ ရောက်ရာ၏၊ သောဟေထု၊ ထိုအကြောင်းသည်၊ နတ္ထိ၊ မရှိ၊
 ဗစ္စယော၊ အထောင့်အပင့်သည်၊ နတ္ထိ၊ မရှိ၊ ကာရဏံ၊ နိုးသောအကြောင်း
 သည်၊ နတ္ထိ၊ မရှိ၊ ဣတိအယံ၊ ဤသည်ကား၊ အတ္ထံပထေတိနဉ်ပေတိ သင်္ခါန္တိ
 ပဒဿ၊ အတ္ထံပထေတိနဉ်ပေတိသင်္ခါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အပ္ပိယထာဝါတဝေဂေန
 ဝိတ္တာ၊ ဥပသိဝါတိဘဂဝါ၊ အတ္ထံပထေတိနဉ်ပေတိသင်္ခါဝေရနိနာမကာယာ
 ဝိရတ္တာ၊ အတ္ထံပထေတိနဉ်ပေတိ သင်္ခါန္တိ၊ အပ္ပိယထာဝါတဝေဂေနဝိတ္တာ၊
 ဥပသိဝါတိ ဘဂဝါ၊ အတ္ထံပထေတိနဉ်ပေတိ သင်္ခါ ဝေရနိနာမကာယာ
 ဝိရတ္တာ၊ အတ္ထံပထေတိနဉ်ပေတိသင်္ခါဟူ၍၊ အာဟ၊ ဟောတော်မူပြီ။
 (၃) သော၊ ထိုအာကိဉ္ဇညာယတနာတံ၌ဖြစ်သောပုဂ္ဂိုလ်သည်၊ အတ္ထဂတော
 ပျောက်ပျက်ခြင်းသို့ရောက်သော၊ ဥဒါ၊ ထိုမြို့၊ သော၊ ထိုပုဂ္ဂိုလ်သည်၊
 နတ္ထိ၊ မရှိပြီလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ဝေ၊ စင်စစ်၊
 သာယတိယာ၊ မြဲသောအဖြစ်ကြောင့်၊ အရောဂေါ၊ ပေါက်ပြန်ခြင်းသဘောမ
 ရှိပြီလော၊ ရနံ၊ ရဟန်းတကာတို့ထက် မြတ်တော်မူသော အရှင်ဘုရား
 သာရုဘောင်းသန်ပါ၏၊ ထိုအကြောင်းကို၊ မေ၊ အညွန့်အား၊ ဝိယာက
 ရောဟိ၊ ကြားတော်မူပါလော၊ ဣသန္တံ၊ မှန်၏၊ တထာ၊ ထိုသို့သောသတ္တဝါ
 တို့ကိုထင်ရှားပြနိုင်သောအဖြစ် အရာဖြင့်၊ တေ၊ အရှင်ဘုရားသည်၊ သေ
 ဓမ္မော၊ ဤတရားကို၊ ဝိဒိတော၊ ဝင်္ကံပြီ။ အတ္ထဂံတောသေဥဒါသော
 နတ္ထိတိ၊ အတ္ထဂံတောဥဒါသော နတ္ထိဟူသည်ကား၊ သော၊ ထိုအာကိဉ္ဇညာ
 ယတနာတံ၌ ဖြစ်သောပုဂ္ဂိုလ်သည်၊ အတ္ထဂံတော၊ ပျောက်ပျက်သော၊
 သော၊ ထိုပုဂ္ဂိုလ်သည်၊ နတ္ထိ၊ မရှိပြီလော၊ နိရုဒ္ဓေါ၊ ချုပ်သလော၊ ဥဒ္ဓိန္ဒော၊
 ပြတ်သလော၊ ဝိနုဓမ္မော၊ ပျက်သလော၊ ဣတိအယံ၊ ဤသည်လျှင်၊ အတ္ထဂံတော
 သောဥဒါသောနတ္ထိတိပဒဿ၊ အတ္ထဂံတေသေဥဒါသောနတ္ထိဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း။ ဥဒါဟုသော သာယတိယာအရောဂေါတိ၊ ဥဒါ
 ဟူသော သာယတိယာအရောဂေါဟူသည်ကား၊ ဥဒါဟု၊ ထိုသို့မဟုတ်မူကား
 သော၊ ထိုပုဂ္ဂိုလ်သည်၊ ဣ၊ မြဲသည်ဖြစ်၏၊ ရဂေါ၊ ရုဓဇုခြင်းကင်းသည်
 ဖြစ်၍၊ သဿတော၊ အမြဲတည်သည်ဖြစ်၍၊ အဝိပရိနာမဓမ္မော၊ ပေါက်ပြန်
 ခြင်းသဘောမရှိ သည်ဖြစ်၍၊ သဿတိသမံ၊ ကောင်းစွာမြဲခြင်းကြောင့်၊



တံဗျေဝံ၊ ထိုအာကိဉ္ဇညာယသနတံ၌သာသျှပ်၊ တိဗ္ဗယျ၊ တည်ရာသထော၊
 ဣတိအယံ၊ ဤသည်သျှင်၊ ဥဒါဟု ဝေသုဿတိယာအရောဂေါတိပဒေသံ၊
 ဥဒါဟုဝေသုဿတိယာအရောဂေါဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊
 တံမေရုနိသာရပိယံကရောဟိတိဗျေပဒေ၊ တံမေရုနိသာရပိယာကရော
 ဟိဟူသောဤဝုန်၌၊ တန္တိ၊ တံဟူသည်ကား၊ ယံ၊ အကြင်အကြောင်းကို၊
 ပုဏ္ဏာမိ၊ မေး၏၊ ယံ၊ အကြင်အကြောင်းကို၊ ယာစာမိ၊ တောင်းပန်ပါ၏၊ ယံ၊
 အကြင်အကြောင်းကို၊ အဇ္ဈေသာမိ၊ တိုက်တွန်း၏၊ ယံ၊ အကြင်အကြောင်း
 ကို၊ ဝေသာဒေမိ၊ ကြည်ညိုပါ၏။ တံ၊ ထိုအကြောင်းကို၊ ရုနိတိ၊ ရုနိဟူသည်
 ကား၊ ဥပတံ၊ သိတတ်သောညာဏ်ကို၊ မောနံ၊ မောနဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
 ၏၊ (လ)၊ သင်္ဂဇာသံ၊ ရာဂအစရှိသော ဗြုခြင်းတဏှာဒိဋ္ဌိဟူသော မျှားရှက်
 ခြင်းကို၊ အတိဗ္ဗ၊ လွန်၍၊ ဝိရတော၊ တပ်ခြင်းကင်း၏၊ တေန၊ ထိုကြောင့်၊
 သော၊ ထိုသူသည်၊ ရုနိ၊ ရုနိမည်၏။ သာရပိယာကရောဟိတိ၊ သာရပိယံက
 ရောဟိဟူသည်ကား၊ သာရ၊ တောင်းပန်ပါ၏။ အာပိက္ခတိ၊ ကြားတော်မူပါ
 သော၊ ဒေသေယိ၊ ဟောတော်မူပါလော၊ ပညာပေဟိ၊ သိစေပါလော၊ ပဋ္ဌပေ
 ဟိ၊ ထားပါလော၊ ဝိဝရ၊ ဖွင့်ပါလော၊ ဝိဘဇ၊ ဝေတန်ပါလော၊ ဥတ္တန်၊ ကု
 ရောဟိ၊ ပေါ်သည်ကဲ့ပြုပါလော၊ ပကာသေဟိ၊ ထင်ရှားပြုပါလော၊ ဣတိအ
 ယံ၊ ဤသည်သျှင်၊ တံမေရုနိသာရပိယာကရောဟိတိပဒေသံ၊ တံမေရုနိသာ
 ရပိယာကရောဟိဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊ တထာဟိတေဝိဒိ
 တောဇေဝဓမ္မောတိ၊ တထာဟိတေဝိဒိတောဇေဝဓမ္မောဟူသည်ကား၊ ဟိသ
 ဣံ၊ ဖွန်၏။ တယာ၊ ထိုသို့ သတ္တဝါတို့ကိုသိစေသော အခြင်းအရာအာ ဖြင့်၊
 တော၊ အရှင်တုရားသည်၊ ဇေဝဓမ္မော၊ ဤတရားကို၊ ဝိဒိတော၊ သိအပ်ပြီ၊ တုပိ
 တော၊ နှိုင်းချိန်အပ်ပြီ၊ တိရိတော၊ ရုံစမ်းအပ်ပြီ၊ ဝိဘုတော၊ ထင်ရှားအပ်ပြီ၊
 ဝိဘာဝိတော၊ ပွားစေအပ်ပြီ၊ ဣတိအယံ၊ ဤသည်သျှင်၊ တထာဟိတေဝိဒိ
 တောဇေဝဓမ္မောတိပဒေသံ၊ တထာဟိတေဝိဒိတောဇေဝ ဓမ္မောဟူသောဝုန်
 ၏။ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြု၊ ဟူကော၊ ထိုဥပသိဝ
 ပုဏ္ဏားသည်၊ အတ္ထင်္ဂိတောသောဥဒါသောနတ္ထိဥဒါဟုဝေသုဿတိယာအ
 ရောဂေါဟံမေရုနိ သာရပိယာကရောဟိ တထာဟိ သောဝိဒိတောဇေ
 ဝဓမ္မောတိ၊ အတ္ထင်္ဂိတောသောဥဒါသောနတ္ထိဥဒါဟုဝေသုဿတိယာအရော
 ဂေါဟံမေရုနိသာရပိယာကရောဟိတထာဟိတေဝိဒိတောဇေဝဓမ္မောဟူ၍
 အာဟ၊ သျှောက်ဆိုပြီ။ ဥပသိဝပုဏ္ဏား၊ အတ္ထင်္ဂိတထာ၊ ပရိ
 နိဗ္ဗာန်ပြုပြီးသောသူအား၊ ပမာဏံ၊ ရုပ်စားသာ ပမာဏသည်၊ နအတ္ထိ၊ မရှိ၊



ယောနု၊ အကြင်ရာဂစသော အကြောင်းဖြင့်၊ နံ၊ ထိုပရိနိဗ္ဗာန်ပြုသောသူကို၊
 ဝဇ္ဇံ၊ ဆိုကုန်ရာ၏။ တံ၊ ထိုရာဂစသော အကြောင်းသည်။ တဿ၊ ထိုပရိ
 နိဗ္ဗာန်ပြုသောသူအား၊ နအတ္ထိ၊ မရှိ၊ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊ ဓမ္မေသု၊
 ခန္ဓာစသော တရားတို့ကို၊ သမူဟတေသု၊ နှုတ်အင်ကုန်ပြီးသည်ရှိသော်၊
 သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဝါဒပထာပိ၊ အတ္ထိ နတ္ထိ သဿတ ဥစ္ဆေဒဟုဆို
 ခြင်း၏အကြောင်းတို့ကိုလည်း၊ သမူဟတာ၊ နှုတ်အင်ကုန်ပြီး၊ ဣတိ၊ ဤသို့၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝိဿဇ္ဇေထိ၊ ဖြေတော်မူပြီး၊ အတ္ထင်္ဂီတ
 သာနုပမာဏမတ္တိတိ၊ အတ္ထင်္ဂီတသာနုပမာဏမတ္တိ ဟူသည်ကား၊ အနုပါဒိ
 သေသာယာ၊ ဝိပါင်ကမ္မဇရူပ အကြွင်းမရှိသော၊ နိဗ္ဗာနစာတုယော၊ နိဗ္ဗာန
 စာတံဖြင့်၊ အတ္ထင်္ဂီတသာပရိနိဗ္ဗာတဿ၊ ပရိနိဗ္ဗာန်ပြုသောသူအား၊ ရူပပမာ
 ကံ၊ ရုပ်ဟူသော ပမာဏသည်၊ နတ္ထိ၊ မရှိ၊ ဝေဒနာပမာကံ၊ ဝေဒနာပမာဏ
 သည်၊ နတ္ထိ၊ မရှိ၊ သညာပမာကံ၊ သညာပမာဏသည်၊ နတ္ထိ၊ မရှိ၊ သင်္ခါရပမာ
 ကံ၊ သင်္ခါရပမာဏသည်၊ နတ္ထိ၊ မရှိ၊ ဝိညာဏပမာကံ၊ ဝိညာဉ် ပမာဏ
 သည်၊ နတ္ထိ၊ မရှိ၊ နတ္ထိ သန္တိ၊ မရှိကုန်၊ နသံဝိဇ္ဇန္တိ၊ ကောင်းစွာမရှိကုန်၊ နုပထ
 ဣန္ဒြိယ၊ မရအပ်ကုန်၊ ပဟိနံ၊ ပယ်အပ်ပြီးသရန္တိန္ဒံ၊ ကောင်းစွာဖြတ်အပ်ပြီး
 ဂူသန္တိ၊ ကောင်းစွာ ငြိမ်းပြီး၊ မနိပဿန္တံ၊ အလွန်ငြိမ်းပြီး၊ အဘဗ္ဗုပ္ပတ္တိကံ၊
 တပန်ဖြစ်ခြင်းငှါမထိုက်ပြီး၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော မီးဖြင့်၊ နစံ၊
 တိုက်အပ်ပြီး၊ ဣတိအင်္ဂါ၊ ဤသည်သျှင်၊ အတ္ထင်္ဂီတသာနုပမာဏမတ္တိတိပဒ
 သာ၊ အတ္ထင်္ဂီတသာနုပမာဏမတ္တိဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း၊
 ဥပသိဝ၊ ဥပသိဝဟူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာထပတိ၊ ခေါ်တော်
 မူ၏။ ယောနုနံ ဝဇ္ဇံ၊ တံတဿနတ္ထိတိ၊ ယောနုနံ ဝဇ္ဇံ၊ တံတဿနတ္ထိဟူသည်ကား၊
 ရတ္ထောတိဝါ၊ ထောဘာဖြင့် သပ်တတ်၏ဟူ၍လည်းကောင်း၊ ဒုဋ္ဌောတိဝါ၊
 ဒေါသဖြင့် ဖျက်တတ်၏ဟူ၍လည်းကောင်း၊ ရုဋ္ဌောတိဝါ၊ မောဟဖြင့် တွေ
 ဝေတတ်၏ ဟူ၍ လည်းကောင်း၊ ဝိနိဗဒ္ဓောတိဝါ၊ ဖွဲ့တတ်၏ဟူ၍လည်း
 ကောင်း၊ ပရာမဋ္ဌောတိဝါ၊ မှားသောအားဖြင့် သုံးသပ်တတ်၏ဟူ၍လည်း
 ကောင်း၊ ဝိက္ခေပဂဘောတိဝါ၊ မျှလွင့်ခြင်းသို့ရောက်စေတတ်၏ဟူ၍လည်း
 ကောင်း၊ အနိဋ္ဌာနဂဘောတိဝါ၊ ဆုံးဖြတ်ခြင်းအပြီးသို့ မရောက်ဟူ၍လည်း
 ကောင်း၊ ထာမဂဘောတိဝါ၊ အစွမ်းရှိခြင်းသို့ ရောက်၏ ဟူ၍လည်း
 ကောင်း၊ ယောနုရာဂေန၊ အကြင်ထောဘာဖြင့်၊ နံ၊ ထိုပရိနိဗ္ဗာန်ပြုသောသူကို၊
 ဝဒေယျံ၊ ဆိုကုန်ရာ၏။ ယောနုဒေါသေန၊ အကြင်ဒေါသဖြင့်၊ ဝဒေယျံ၊ ဆို
 ကုန်ရာ၏။ ယောနုမောဟေန၊ အကြင်မောဟဖြင့်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏။

ယေနမာဒနန၊ အကြင်မာနဖြင့်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ ယာယဒိဋ္ဌိယာ၊ အ
 ကြင်ဒိဋ္ဌိဖြင့်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ ယေနဥဒ္ဓစ္စန၊ အကြင်ဥဒ္ဓစ္စဖြင့်၊ ဝဒေ
 ယျံ၊ ဆိုကုန်ရာ၏၊ ယာယဝိဝိကိစ္ဆာယ၊ အကြင်ဝိဝိကိစ္ဆာဖြင့်၊ ဝဒေယျံ၊
 ဆိုကုန်ရာ၏၊ ယေဟိအနုသယေဟိ၊ အကြင်အနုသယတို့ဖြင့်၊ ဝဒေယျံ၊ ဆို
 ကုန်ရာ၏၊ ဧတအဘိသင်္ခါရာ၊ ထိုပြုပြင်တတ်သော အဘိသင်္ခါရတို့ကို၊ ပဟိ
 နာ၊ ပယ်အပ်ကုန်ပြီ၊ အဘိသင်္ခါရနံ၊ အဘိသင်္ခါရတို့ကို၊ ပဟိနတ္ထာ၊ ပယ်
 အပ်ပြီ၊ သည်၏အဖြစ်ကြောင့်၊ ဂတိယာ၊ ဂတိဖြင့်၊ နေယေကောတိဝါ၊ ရေ၌
 ဖြစ်သော သူဟူ၍ လည်းကောင်း၊ ကိရုစ္ဆာနယောနိကောတိဝါ၊ တ်ရုစ္ဆာန
 ထံ၌ဖြစ်သော သူဟူ၍ လည်းကောင်း၊ ပေတိဝိသယိကောတိဝါ၊ ဝိတ္ထာထံ၌
 ဖြစ်သော သူဟူ၍ လည်းကောင်း၊ မနုဿောတိဝါ၊ လူထံ၌ ဖြစ်သော သူဟူ
 ၍လည်းကောင်း၊ ဒေဝေါတိဝါ၊ နတ်ထံ၌ဖြစ်သော သူဟူ၍ လည်းကောင်း၊
 ဣတိဝါ၊ ရုပ်ရှိသော သူဟူ၍ လည်းကောင်း၊ အဇ္ဈတိဝါ၊ နာမ်ရှိသော သူဟူ
 ၍လည်းကောင်း၊ သညီတိဝါ၊ သညာရှိသော သူဟူ၍ လည်းကောင်း၊ အသ
 ညီတိဝါ၊ သညာမရှိသော သူဟူ၍ လည်းကောင်း၊ နေဝသညီနာသညီတိဝါ၊
 သညာရှိသည်လည်းမဟုတ် သညာ မရှိသည်လည်းမဟုတ်သော သူဟူ၍
 လည်းကောင်း၊ ယေန၊ အကြင်ရာ ဂအစရှိသည်ဖြင့်၊ ဝဒေယျံ၊ ဆိုကုန်ရာ
 ၏၊ ဧတအဘိသင်္ခါရာ၊ ထိုပြုပြင်တတ်သော အဘိသင်္ခါရတို့ကို၊ ပဟိနာ၊
 ပယ်အပ်ကုန်ပြီ၊ ယေန၊ အကြင်တရံတရသော အကြောင်းဖြင့်၊ ဝဒေယျံ၊ က
 သေယျံ၊ ဆိုကုန်ရာ၏၊ ဘယောယျံ၊ ပြောဆိုကုန်ရာ၏၊ ဒိပေယျံ၊ ပြုကုန်ရာ
 ၏၊ ဝေါဟာရေယျံ၊ ခေါ်ဝေါ်ကုန်ရာ၏၊ သောဟေတု၊ ထိုပြောဆိုအပ်သော
 အကြောင်းသည်၊ နတ္ထိမရှိ၊ ပစ္စယော၊ အကျိုးကို စွဲ၍ ဖြစ်သော အကြောင်း
 သည်၊ နတ္ထိမရှိ၊ ကာရဏံ၊ အကျိုး၏ တည်ရာဖြစ်သော အကြောင်းသည်၊
 နတ္ထိ မရှိ၊ ဣတိအယံ၊ ဤ သည်လျှင်၊ ယေနံ ဝဇ္ဇံ၊ တံတဿ နတ္ထိတိပဒဿ၊
 ယေနံ ဝဇ္ဇံ၊ တံတဿ နတ္ထိဟူသော ဝန်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗေသု
 ဓဗ္ဗေသု သမူဟတေသုတိ၊ သဗ္ဗေသု ဓဗ္ဗေသု သမူဟတေသု ဟူသည်
 ကား၊ သဗ္ဗေသု၊ ခပ်ထိမ်းကုန်သော၊ ဓဗ္ဗေသု၊ ရာဂစသော တရားတို့ကို၊
 သဗ္ဗေသု၊ ခပ်ထိမ်းကုန်သော၊ ဓန္ဓေသု၊ ဓန္ဓာတို့ကို၊ သဗ္ဗေသု၊ ခပ်ထိမ်းကုန်
 သော၊ အာယတနေသု၊ အာယတနတို့ကို၊ သဗ္ဗေသု ခပ်ထိမ်း ကုန်သော၊
 ဓာတုသု၊ ဓဇော်တို့ကို၊ သဗ္ဗေသု၊ ခပ်ထိမ်းကုန်သော၊ ဂတိသု၊ ဂတိတို့ကို၊
 သဗ္ဗေသု၊ ခပ်ထိမ်းကုန်သော၊ ဥပပတ္တိသု၊ ဖြစ်ခြင်းတို့ကို၊ သဗ္ဗေသု၊ ခပ်ထိမ်း
 ကုန်သော၊ ပဋိသန္ဓိသု၊ ပဋိသန္ဓေတို့ကို၊ သဗ္ဗေသု၊ ခပ်ထိမ်းကုန်သော၊ ဘဝေ

သု၊ဘဝဟိုကို၊သဗ္ဗေသု၊ခပ်သိမ်းကုန်သော၊ သံသယဓေသု၊ သံသရာစက်
 တို့ကို၊သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊ဝဇ္ဇေသု၊ဝဂ္ဂိုတို့ကို၊ ဗြဟ္မာတေသု၊နွတ်
 အင်ကုန်ပြီးသည့်ရှိသော်၊ သမုဟာတေသု၊ ကောင်းစွာနွတ်အပ်ကုန်ပြီးသည့်
 ရှိသော်၊ဥဒ္ဓေဝေသု၊ ထုတ်အပ်ကုန်ပြီးသည့်ရှိသော်၊ သုဥဒ္ဓေတေသု၊ကောင်း
 စွာထုတ်အပ်ကုန်ပြီးသည့်ရှိသော်၊ ဥပ္ပါဒိုတေသု၊ ခါအပ်ကုန်ပြီး သည့်ရှိ
 သော်၊သရပွါဒိုတေသု၊ ကောင်းစွာခါအပ်ကုန်ပြီးသည့်ရှိသော်၊ပဟိနောသု၊
 ပတ်အပ်ကုန်ပြီးသည့်ရှိသော်၊ သရန္တိန္ဒေသု၊ ကောင်းစွာဖြတ်အပ်ကုန်ပြီး
 သည့်ရှိသော်၊ ဝုသသန္တေသု၊ငြိမ်းကုန်ပြီးသည့်ရှိသော်၊ ပဋိပဿဒ္ဓေသု၊အ
 လွန်ငြိမ်းကုန်ပြီးသည့်ရှိသော်၊ အဘဗ္ဗုပ္ပတ္တိကေသု၊ တဖန် ဖြစ်ခြင်းငှါမ
 ထိုက်ကုန်ပြီး သည့်ရှိသော်၊ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသောမီးဖြင့်၊ ဒဇ္ဇာ
 သု၊ဗုတ်ကြည်အပ်ကုန်ပြီးသည့်ရှိသော်၊ဣတိအယံ၊ ဤသည်လျှင်၊သဗ္ဗေသု
 ဓမ္မေသုသမုဟာတေသုတို့ပဒဿ၊ သဗ္ဗေသုဓမ္မေသုသမုဟာတေသုဟူသော
 ဝုဒ္ဓိ၏အဓပ္ပာ၊ အနာဂ်တည်း၊ သမုဟာတာဝါဒပထဝီသဗ္ဗေတ်တ္ထေပဒေ၊
 သမုဟာတာဝါဒပထဝီသဗ္ဗေဟူသောဤပုဒ်၌၊ကိလေသာစ၊ ကိလေသာတို့
 ကိုလည်းကောင်း၊ဓမ္မာစ၊ ဓမ္မာတို့ကိုလည်းကောင်း၊ အဘိသင်္ခါရာစ၊အဘိ
 သင်္ခါရသုံးပါးတို့ကို လည်းကောင်း၊ တဿ၊ ထိုဆရာသု၏၊ ဝါဒါစ၊
 စကားတို့ကိုလည်းကောင်း၊ဝါဒပထာစ၊ စကား၏အကြောင်းတို့ကိုလည်း
 ကောင်း၊အမိဝစနာစ၊ စကားမျက်စွဲ၍ဆိုခြင်းတို့ကို လည်းကောင်း၊အမိ
 ဝစနပထာစ၊ စကားမျက်စွဲ၍ဆိုခြင်း၏ အကြောင်းတို့ကိုလည်းကောင်း၊
 နိဂ္ဂုတ္တိစ၊ဖေထုတ်၍ဆိုခြင်းတို့ကိုလည်းကောင်း၊နိဂ္ဂုတ္တိပထာစ၊ဖေထုတ်
 ၍ဆိုသောစကား၏အကြောင်းတို့ကိုလည်းကောင်း၊ပညတ္တိစ၊ အပြားအား
 ဖြင့်ထိစေခြင်းတို့ကိုလည်းကောင်း၊ ပညတ္တိပထာစ၊ အပြားအားဖြင့်ထိစေ
 ခြင်း၏အကြောင်းတို့ကိုလည်းကောင်း၊ဝါဒပထာ၊ဝါဒပထတို့ဟူ၍၊ပုစ္ဆန္တိ
 ဆိုအပ်ကုန်၏၊ဧကေ၊ဤစကား၏အကြောင်းတို့ကို၊အဿ၊ ထိုပရိနိဗ္ဗာန်ပြု
 ပြီ သောရဟန္တာသည်းဗြ ဘာသာ၊ နွတ်အပ်ကုန်ပြီးသမုဟာတာ၊ ကောင်းစွာ
 နွတ်အပ်ကုန်ပြီး၊ဥဒ္ဓေယာ၊ထုတ်အပ်ကုန်ပြီး၊သရန္တတာ၊ကောင်းစွာထုတ်အပ်
 ကုန်ပြီး၊ဥပ္ပါဒိုတာ၊ပစ်ချအပ်ကုန်ပြီး၊သရပွါဒိုတာ၊ ကောင်းစွာပစ်ချအပ်ကုန်
 ပြီး၊ပဟိနာ၊ ပတ်အပ်ကုန်ပြီး၊ သရန္တိန္ဒာ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီး၊ ဝုသ
 သန္တာ၊ငြိမ်းကုန်ပြီး၊ပဋိပဿဒ္ဓါ၊အလွန်ငြိမ်းကုန်ပြီး၊ အဘဗ္ဗုပ္ပတ္တိကေ၊တဖန်
 ဖြစ်ခြင်းငှါမထိုက်ကုန်ပြီး၊ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသောမီးဖြင့်၊ ဒဇ္ဇာ၊
 ဗုတ်ကြည်အပ်ကုန်ပြီး၊ဣတိအယံ၊ ဤသည်လျှင်၊ သမုဟာတာဝါဒ ပထဝီ



သဗ္ဗေတိပဒဿ၊ သမူဟတာဝါဒပထာဝိသဗ္ဗေဟူသောပုဂ္ဂိုလ်၊ အတ္ထေ၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထဂံတဿ၊ နပမာဏတ္ထိ၊ ဥပသိဝါဘိဘဂဝါ၊ ယေနံ ဝတ္ထုတံတဿ၊ နတ္ထိ၊ သဗ္ဗေသုဓမ္မေသုသမူဟတေသု၊ သမူဟတာဝါဒပထာဝိသဗ္ဗေတိ၊ (ပ)၊ အတ္ထဂံတဿ၊ နပမာဏတ္ထိ၊ ဥပသိဝါဘိဘဂဝါ၊ ယေနံ ဝတ္ထုတံတဿ၊ နတ္ထိ၊ သဗ္ဗေသုဓမ္မေသုသမူဟတေသု သမူဟတာဝါဒ ပထာဝိသဗ္ဗေဟူ၍၊ အာဟ၊ ဟောတော်မူပြီး ၊

သဟဂါထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်တကွ၊ ယေ၊ အကြင်သူတို့သည်၊ တေန၊ ထိုပုဂ္ဂိုလ်များနှင့်၊ သဒ္ဓိံ၊ တကွ၊ (ပ)၊ ပဗ္ဗလိကောဓိ၊ အပ်သောဆက်အုပ်ရှိသည်ဖြစ်၍၊ နမဿမာနော၊ ရှိခိုးထွက်၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊ သတ္တာ၊ ဆရာပါးတည်း၊ အဘိ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အတ္ထိံ၊ ဖြစ်ပါ၏၊ ဣတိ၊ ဤသို့၊ နိသိန္ဒေ၊ ထိုင်နေသည်၊ ဟောတိ၊ ဖြစ်၏ ၊ ဥပသိဝပညံ၊ ဥပသိဝပညာ၊ ဤအမေးပြုသောနာသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီး ၊

နန္ဒပညာသုတ္တန်ခွေသ၊

၁။ ဘဂဝါ၊ သနားတော်ကြီးသောအရှင်ဘုရား၊ ယောကော၊ ယောကဋ္ဌ၊ မုနယော၊ မုနိတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဇနာ၊ မင်းအစရှိကုန်သောသူတို့သည်၊ ဝဒန္တိ၊ ဆိုကုန်၏၊ တပယိဒံ၊ ထိုစကားသည်၊ ကထံသု၊ အဘယ်သို့ဆိုကုန်သနည်း၊ တေ၊ ထိုမင်းအစရှိကုန်သောသူတို့သည်၊ ဥာဏျ၊ ပစ်နှံ၊ သမာပတ် ဥာဏ်နှင့် ပြည့်စုံသော ကြောင့်၊ မုနိံ၊ မုနိဟူ၍၊ ဝဒန္တိနော၊ ဆိုကုန်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်မူကား၊ တေ၊ ထိုမင်းအစရှိသောသူတို့သည်၊ ဇိဒိတေ၊ နုပစ်နှံ၊ ခေါင်းပါးသောအသက်မွေးခြင်းနှင့် ပြည့်စုံသောကြောင့်၊ မုနိံ၊ မုနိဟူ၍၊ ဝဒန္တိနော၊ ဆိုကုန်သလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ နန္ဒော၊ နန္ဒပုဂ္ဂိုလ်များသည်၊ ပုတ္တိ၊ မေးလျှောက်၏ ၊ သန္တိ၊ ယောကေမုနိယောတိ၊ ဝတ္ထပဒေ၊ သန္တိ၊ ယောကေမုနိယော ဟူသောဤပုဂ္ဂိုလ်၊ သန္တိတိ၊ သန္တိဟူသည်ကား၊ သန္တိသံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ အတ္ထိံ၊ ရှိကုန်၏၊ ဥပသတ္တန္တိံ၊ ရအပ်ကုန်၏၊ မုနိယောတိ၊ မုနိယောဟူသည်ကား၊ မုနိနာမကာ၊ မုနိအမည်ရှိကုန်သော၊ အာဇိဝကော၊ အာဇိဝကတို့သည်လည်းကောင်း၊ နိဂဏ္ဌာ၊ တတ္ထထွန်းတို့သည်လည်းကောင်း၊ ဇမိဿ၊ ခံကျွန်ရှိကုန်သော၊ တာပသာစ၊ ရသေ့တို့ သည်လည်းကောင်း၊ ဒေဝါ၊ နတ်တို့ သည်လည်းကောင်း၊ လောကော၊ လောကဋ္ဌ၊ မုနိယော၊ မုနိမည်ကုန်၏၊ ဣတိ၊ ဤသို့၊ တေ၊

ထိုမင်းအစရှိသောသူတို့သည်။ သဗ္ဗာနန္တိ၊ ထိက္ကုန်၏၊ တေ၊ ထိုအာဇီဝက
 အစရှိသောသူတို့သည်။ နစရနယော၊ သေက္ခရုနိမဟုတ်ကုန်၊ ဣထိအယံဤ
 သည်ကား။ သန္တိဏောကေရနယော၊ သန္တိဏောကေရနယော
 ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဣတိ၊ ဤသို့။ အာယသ္မာနန္ဓော၊ ရှည်
 သောအသက်ရှိသောနန္ဒပုဏ္ဏားသည်။ ပုတ္တိ၊ မေးသျှောက်၏။ ဇနာဝဒန္တိတယိ
 ဒံကထံသုတိတ္ထေပဒေ၊ ဇနာဝဒန္တိတယိဒံကထံသုဟူသောဤပုဒ်၌၊ ဇနာတိ
 ဇနာဟူသည်ကား။ ခတ္တိယာစ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာစ၊
 ပုဏ္ဏားတို့သည်လည်းကောင်း။ ဝေဿာစ၊ သူကြွယ်တို့သည်လည်း
 ကောင်း။ သုဒ္ဓါစ၊ သူဆင်းရဲတို့သည်လည်းကောင်း။ ဂဟဋ္ဌာစ၊ အိမ်၌တည်
 သောသူတို့သည်လည်းကောင်း။ ပဗ္ဗဇိတာစ၊ ရဟန်းတို့သည်လည်းကောင်း
 ဒေဝါစ၊ နတ်တို့သည်လည်းကောင်း။ မနုဿာစ၊ လူတို့သည်လည်းကောင်း။
 သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအာဇီဝကအစရှိသောသူတို့ကို။ ဝေဿကေ၊ ဝေဿက
 ၌၊ မုနိယောတိ၊ မုနိတို့ဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။ ကထန္တိ၊ ဟောကုန်၏။ ဘ
 ဏန္တိ၊ ရွတ်ဆိုကုန်၏။ ဒိပယန္တိ၊ ပြကုန်၏။ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏။
 တယိဒံကထံသုတိ၊ တယိဒံကထံသုဟူသည်ကား။ ဧဝံနုခေါ၊ ဤသို့ဖြစ်သ
 ထော၊ နုခေါ၊ မဖြစ်သလော၊ ကိံနုခေါ၊ အဘယ်သို့ဖြစ်သနည်း။ ကထံ
 နုခေါ၊ အဘယ်ကြောင့်ဖြစ်သနည်း။ ဣတိ၊ ဤသို့။ သံသယပုစ္ဆော၊ သင်္ကာ
 ရှိ၍မေးခြင်းတည်း။ ဝိမတိပုစ္ဆော၊ ယုံမှားရှိ၍မေးခြင်းတည်း။ ဧစ္စေကပုစ္ဆော၊
 နှလုံးနှလုံးရှိ၍ မေးခြင်းတည်း။ အနေကံသပုစ္ဆော၊ စင်စစ်မသိ၍ မေးခြင်း
 တည်း။ ဣထိအယံ၊ ဤသည်လျှင်။ ဇနာဝဒန္တိတယိဒံကထံသုတိပဒေဿ၊
 ဇနာဝဒန္တိတယိဒံကထံသုဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဥပဏုပ
 ပန္နံနောရုနိဝဒန္တိတိ၊ ဥပဏုပပန္နံနောရုနိဝဒန္တိ ဟူသည်ကား။ အဋ္ဌသမာ
 ပတ္တိဥာဏေနဝါ၊ ရှစ်ပါးသောသမာပတ်ဥာဏ်နှင့်လည်းကောင်း။ ပဉ္စအဘိ
 ဉာဥာဏေနဝါ၊ ငါးပါးသောအဘိဉာဉ်ဥာဏ်နှင့် လည်းကောင်း။ ဥပေတံ၊
 ကပ်၍တည်သော။ သရပေတံ၊ သမ္ပယုတ်ဖြစ်၍တည်သော။ ဥပါဂတံ၊ အနီး
 သို့ရောက်သော။ သရပါဂတံ၊ ကောင်းစွာ နီးခြင်းသို့ ရောက်သော။ ဥပ
 ပန္နံ၊ မကင်းသော။ သမ္ပန္နံ၊ ပြည့်စုံသော။ သမန္နာဇာတံ၊ တစ်ရှားရှိသော
 သူကို။ ရုနိ၊ ရုနိဟူ၍။ ဝဒန္တိ၊ ဆိုကုန် သလော။ ကထေန္တိ၊ ဟောကုန်သ
 လော။ ဘဏန္တိ၊ ရွတ်ဆိုကုန်သလော။ ဒိပယန္တိ၊ ပြကုန်သလော။ ဝေါဟ
 ရန္တိ၊ ခေါ်ဝေါ် ကုန်သလော။ ဣထိအယံ၊ ဤသည်ကား။ ဥပဏုပ ပန္နံနော
 ရုနိဝဒန္တိတိပဒေဿ၊ ဥပဏုပပန္နံနောရုနိ ဝဒန္တိ ဟူသောပုဒ်၏။ အတ္ထော၊



အနက်တည်း။ ဥဒါဟုဝေဇိဝိတေနုပပန္နန္တိ။ ဥဒါဟုဝေဇိဝိ တေနုပပန္နံဟု
 သည်ကား။ ဥဒါဟု။ ထိုသို့မဟုတ်မူကား။ အနေကဝိဝိဝေအတိပရေမရုတ္တရကာ
 ဝိကလူခေ။ တပါးမကများသောအပြားရှိသော အထွန်ပြုနိုင်ခဲ့သည်ကိုပြုသ
 ဖြင့်ခေါင်းပါးခြင်း၌၊ ဇိဝိတာနုပယောဂေန။ အသက်မွေးခြင်း ဟူသောလုံ့ထ
 နှင့်၊ ဥပေတံ။ ကပ်၍ဘည်သော။ သရပေတံ။ သမ္ပယုတ်ဖြစ်၍တည်သော။ ဥ
 ပါဂတံ။ အနီးသို့ ရောက်သော။ သရပါဂတံ။ အထွန်နီးခြင်းသို့ ရောက်သော။
 ဥပပန္နံ မကင်းသော။ သမ္ပန္နံ ပြည့်စုံသော။ သမန္နာဂတံ။ ထင်ရှားရှိသောသူ
 ကို၊ မုနိ၊ မုနိဟူ၍။ ဝဒန္တိ။ ဆိုကုန်သလော။ ကထေန္တိ။ ဟောကုန် သလော။
 ဘဏန္တိ။ ရွတ်ဆိုကုန်သလော။ ဒိပယန္တိ။ ပြကုန်သလော။ ဝေါဟန္တိ။ ခေါ်
 ဝေါကုန်သလော။ ဣတိအယံ။ ဤသည်လျှင်။ ဥဒါဟုဝေဇိဝိတေနုပပန္နန္တိပ
 ဓဿ။ ဥဒါဟုဝေဇိဝိတေနုပပန္နံဟူသောပုဒ်၏။ အတ္ထော။ အနက်တည်း။ တေဒု
 ထိကြောင့်။ သောပြောဟူသော။ ထိုနန္ဒပုတ္တံစားသည်။ သန္တိ ထောကေမုနယော။
 ဣစ္စာယသ္မာနန္ဓော။ ဇနာဝဒန္တိတယိဒံကထံသု။ ဥာဏုပပန္နံနောမုနိ ဝဒန္တိ
 ဥဒါဟုဝေဇိဝိတေနုပပန္နန္တိ။ သန္တိ ထောကေမုနယော။ ဣစ္စာယသ္မာနန္ဓော။
 ဇနာဝဒန္တိတယိဒံကထံသု။ ဥာဏုပပန္နံနောမုနိတန္တိ။ ဥဒါဟုဝေ ဇိဝိတေနုပ
 ပန္နံဟူ၍။ အာဟာ။ ဈောကံဆိုပြီး ။

နန္ဒ၊ နန္ဒပုတ္တံစား။ ကုသလာ။ ပညာရှိဘို့သည်။ ဣဝ။ ဤထောက၌၊ ဒိဋ္ဌိယာ။ မြင်
 အင်သောအယူ၏စင်ကာမျှဖြင့်။ မုနိ၊ မုနိကို၊ နဝဒန္တိ။ မဆိုကုန်။ သုတိယာ။
 အကြားအမြင်၏စင်ကာမျှဖြင့်။ မုနိ၊ မုနိကို၊ နဝဒန္တိ။ မဆိုကုန်၊ ဤထောနု။ သမာ
 ပတ်စသော ဥာဏံနှင့်ပြည့်စုံကာမျှဖြင့်။ မုနိ၊ မုနိကို၊ နဝဒန္တိ။ မဆိုကုန်။ ယေ
 တော။ အကြင်သူတို့ကို၊ မုနယောတိ။ မုနိတို့ဟူ၍။ ဝဒန္တိ။ ဆိုကုန်၏။ တော။ ထို
 မုနိဟုဆိုအပ်ကုန်သော သူတို့သည်။ ဝိသေနံ ကတွာ။ ရာဂစသည်ကိုမျှက်
 ဆီးခြင်းကိုပြုကုန်၍။ အနိစာ။ ရာဂစသော နှိပ်စက်ခြင်းမရှိကုန်။ နိရုဿ။
 အာသာကင်းကုန်၏ဟူ၍။ ဗြုမိ။ ငါတုရားဟောတော်မူ၏။ နဒိဋ္ဌိယာနသုတိ
 ယာနညာဏေနာတိဇတ္ထပဒေ။ နဒိဋ္ဌိယာနသုတိယာနညာဏေနဟူသောဤပုဒ်၌
 နဒိဋ္ဌိယာတိ။ နဒိဋ္ဌိယာဟူသည်ကား။ ဒိဋ္ဌိသုဒ္ဓိယာ။ အယူ၏စင်ကာမျှဖြင့်။ မုနိ။
 မုနိဟူ၍။ နဝဒန္တိ။ မဆိုကုန်။ နသုတိယာတိ။ နသုတိယာဟူသည်ကား။ သုတ
 သုဒ္ဓိယာ။ အကြားအမြင်စင်ကာမျှဖြင့်။ နဝဒန္တိ။ မုနိဟုမဆိုကုန်။ နညာဏေနာ
 တိ။ နညာဏေနဟူသည်ကား။ အဋ္ဌာယမာပတ္တိဥာဏေန။ ရှစ်ပါးသောသမာပတ္တိ
 ဥာဏံဖြင့်။ နပိဝဒန္တိ။ မုနိဟုမဆိုကုန်။ ပညာတိညာညာဏေန။ ငါးပါးသောအ
 တိညာညာဏံဖြင့်။ နာပိဝဒန္တိ။ မုနိဟုမဆိုကုန်။ မိစ္ဆာညာဏေန။ မိစ္ဆာညာဏံ

ဖြင့်၊ နာဝိဝဒန္တိ၊ မုနိဟုမဆိုကုန်၊ ဣတိအယံ၊ ဤသည်အဖြစ်၊ နဒိဋ္ဌိယာနသုတိ
 ယာနဉာဏောနာတိပဒဿ၊ နဒိဋ္ဌိယာနသုတိယာနဉာဏောန ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ မုနိခနန္ဒကုသလသာဝဒန္တိ ဧတ္ထပဒေ၊ မုနိခနန္ဒကုသ
 လသာဝဒန္တိ ဟူသောဤပုဒ်၌၊ ကုသလတာတိ၊ ကုသလဟူသည်ကား၊ ပေတေ၊
 အကြင်သူ၏သည်၊ ခန္ဓကုသလာ၊ ခန္ဓာ၌ လိမ္မာကုန်၏၊ ဓာတုကုသလာ၊
 ဓာတ်၌လိမ္မာကုန်၏၊ အာယတနကုသလာ၊ အာယတန၌လိမ္မာကုန်၏၊ ပဋိစ္စ
 သရပ္ပဒကုသလာ၊ ပဋိစ္စသရပ္ပဒ၌လိမ္မာကုန်၏၊ သတိပဋ္ဌာနကုသလာ၊ သတိ
 ပဋ္ဌာန၌လိမ္မာကုန်၏၊ သမ္ပယောနကုသလာ၊ သမ္ပယောန၌လိမ္မာကုန်၏၊ ဣဒ္ဓိပါဒ
 ကုသလာ၊ ဣဒ္ဓိပါဒ၌လိမ္မာကုန်၏၊ နန္ဒြေယကုသလာ၊ နန္ဒြေ၌လိမ္မာကုန်၏၊ ဗလ
 ကုသလာ၊ ဗိုလ်၌လိမ္မာကုန်၏၊ ဗောဇ္ဈင်္ဂကုသလာ၊ ဗောဇ္ဈင်၌လိမ္မာကုန်၏၊ မဂ္ဂ
 ကုသလာ၊ မဂ်၌လိမ္မာကုန်၏၊ ဗသကုသလာ၊ ဗိုလ်၌လိမ္မာကုန်၏၊ နိဗ္ဗာနကုသ
 လာ၊ နိဗ္ဗာန်၌လိမ္မာကုန်၏၊ တေကုသလာ၊ ထိုပညာရှိတို့သည်၊ ဒိဋ္ဌိသုဒ္ဓိယာဝါ
 အယုဇ္ဈံစင်ခြင်းနှင့်ရင်း၊ သုတသုဒ္ဓိယာဝါ၊ အကြားအမြင်၏စင်ခြင်းနှင့်လည်း
 ကောင်း၊ အဋ္ဌသမ္မာပတ္တိပြုစေရုံငါ့ရှစ်ပါးသောသမာပတ်နှင့်လည်းကောင်း၊
 ပဉ္စကိညာဉာဏ်နာဝါ၊ ငါးပါးသောအဘိညာဉ်ညာဏ်နှင့် လည်းကောင်း၊
 မိစ္ဆာဉာဏောနဝါ၊ မိစ္ဆာဉာဏ်နှင့်လည်းကောင်း၊ ဒိဋ္ဌေနဝါ၊ အမြင်နှင့်လည်း
 ကောင်း၊ သုတေနဝါ၊ အကြားနှင့်လည်းကောင်း၊ ဥပေတံ၊ အနီးသို့ရောက်
 သော၊ သရုပေတံ၊ အလွန်နီးခြင်းသို့ရောက်သော၊ ဥပါဂတံ၊ ကပ်၍တည်
 သော၊ သရပါဂကံ၊ သမ္ပယုတ်ဖြစ်၍တည်သော၊ ဥပပန္နံ၊ မကင်းသော၊ သန္တန္တံ
 ဖြည့်စုံသော၊ သမ္ပန္နာဂတံ၊ ထင်ရှားရှုစေသောတို့၊ မုနိ၊ မုနိဟူ၍၊ နဝဒန္တိ၊ နက
 ထေန္တိ၊ မဆိုကုန်၊ နာဝဒန္တိ၊ မပြောဆိုကုန်၊ နဒိဝယန္တိ၊ မပြုကုန်၊ နဝေါ
 ဟရန္တိ၊ မခေါ်ဝေါ်ကုန်၊ ဣတိအယံ၊ ဤသည်အဖြစ်၊ မုနိခနန္ဒကုသလသာဝဒန္တိ
 တိပဒဿ၊ မုနိခနန္ဒကုသလသာဝဒန္တိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဝိသန္တိ၊ ကတ္တာ၊ အနိဗ္ဗာန်ရာသဝဒန္တိ၊ ယေတေမုနယောတံ၊ ဗြဟ္မိတိတ္ထေ
 ပဒေ၊ ဝိသန္တိ၊ ကတ္တာ၊ အနိဗ္ဗာန်ရာသဝဒန္တိ ယေတေမုနယောတံ၊ ဗြဟ္မိဟူ
 သောဤပုဒ်၌၊ မာရသေနာ၊ မာရ်စစ်သည်တို့၊ သေနာ၊ သေနာဟူ၍၊ ဝုဇ္ဇတိ၊
 ဆိုအပ်၏၊ ကာယဗုဒ္ဓရိတံ၊ ကာယဗုဒ္ဓရိက်သည်၊ မာရသေနာ၊ မာရ်စစ်
 သည်မည်၏၊ ဝစီဗုဒ္ဓရိတံ၊ ဝစီဗုဒ္ဓရိက်သည်၊ မာရသေနာ၊ မာရ်စစ်သည်
 မည်၏၊ မနောဗုဒ္ဓရိတံ၊ မနောဗုဒ္ဓရိက်သည်၊ မာရသေနာ၊ မာရ်စစ်သည်မည်
 ၏၊ ရာဂေါ၊ ဟင်ခြင်းသောတာသည်၊ မာရသေနာ၊ မာရ်စစ်သည်မည်၏၊
 ဒေါသော၊ ဒေါသသည်၊ မာရသေနာ၊ မာရ်စစ်သည်မည်၏၊ မောဟော၊



မောဟသည်၊ မာရသေနာ၊ မာရစစ်သည်မည်၏။ ကောဇော၊ အမျက်သည်၊ ဥပနာဟော၊ နေ့ဗြူးဖွဲ့ခြင်းသည်၊ မက္ခော၊ သုက္ခေ၊ ဇူးကိုချေခြင်းသည်၊ ဝဇ္ဇာသော၊ အပျင်းပြုခြင်းသည်။ ဣဿာ၊ ဂြူးစူခြင်းသည်၊ မစ္ဆရိယံ၊ ဝန်တိုခြင်းသည်၊ မာယာ၊ လှည့်ပတ်ခြင်းသည်၊ သာဓွေယျံ၊ စဉ်လဲခြင်းသည်၊ ထဇ္ဇော၊ ခိုင်မာခြင်းသည်၊ သာရဇ္ဇော၊ ချုပ်ချယ်ခြင်းသည်၊ မာနော၊ မာန်မူခြင်းသည်၊ အတိမာနော၊ အလွန်မာန်မူခြင်းသည်၊ မဒေါ၊ မာရ်ယစ်ခြင်းသည်၊ ပမာဒေါ၊ မေ့ထော့ခြင်းသည်၊ သဗ္ဗေကိဇေယော၊ ခပ်သိမ်းကုန်သောကိဇေယောတို့သည်၊ သဗ္ဗဒုက္ခဂီတာ၊ ခပ်သိမ်းကုန်သောဒုက္ခဂီတို့သည်၊ သဗ္ဗဒုက္ခဒရယော၊ ခပ်သိမ်းကုန်သောပုပန်ခြင်းတို့သည်၊ သဗ္ဗပရိဇ္ဇာဟာ၊ ခပ်သိမ်းကုန်သောပူအိုက်ခြင်းတို့သည်၊ သဗ္ဗသန္တာပါ၊ ခပ်သိမ်းကုန်သောပူထောင်ခြင်းတို့သည်၊ သဗ္ဗာကုသလာတိသင်္ခါရာ၊ ခပ်သိမ်းကုန်သော အကုသိုလ်အတိသင်္ခါရတို့သည်၊ မာရသေနာ၊ မာရစစ်သည်မည်ကုန်၏။ ဟိသန္တံ၊ မှန်၏။ ဘဂဝတာ၊ မြတ်စွာတရားသည်၊ ကာမာတေပဋ္ဌမာ သေနာလလတာတေသုခန္တိ၊ ကာမာတေပဋ္ဌမာသေနာလ လတာတေသုခံဟူသော၊ တေ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ နမုစိ၊ ကယ်မာရ်နတ်သား၊ ကာမာ၊ ကာမရာဂကို၊ တေ၊ သင်၏။ ပဋ္ဌမာ၊ ငှားဦးစွာသော၊ သေနာ၊ စစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ အရတံ၊ မဇ္ဇေ၊ ဝေရ်ခြင်းကို၊ ဒုတိယာ၊ နှစ်ခုမြောက်သော စစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ခုပ္ပပါသော၊ ဝှက်သိပ်ခြင်းကို၊ တေ၊ သင်၏။ တတိယာ၊ သုံးခုမြောက်သော စစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ တဗျာ၊ တပ်တက်သော တဗျာကို၊ စတုတ္ထိ၊ လေးခုမြောက်သော စစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ဟိနမိန္ဒံ၊ တိနမိန္ဒကို၊ တေ၊ သင်၏။ ပဉ္စမိ၊ ငါးခုမြောက်သောစစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ဘိရု၊ ကြောက်ခြင်းကို၊ ဆဋ္ဌာ၊ ခြောက်ခုမြောက်သောစစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ဝိစိကိစ္ဆာ၊ ယုံမှားခြင်းကို၊ တေ၊ သင်၏။ သတ္တမိ၊ ခုနှစ်ခုမြောက်သောစစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ မက္ခော၊ ကျေးဇူးကို ချေခြင်းကို လည်းကောင်း၊ ထဇ္ဇော၊ ခိုင်မာခြင်းကိုလည်းကောင်း၊ တေ၊ သင်၏။ အဋ္ဌမော၊ ရှစ်ခုမြောက်သောစစ်သည်ဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ဝောတော၊ လာဘ်များခြင်းသည်၊ သိထောကော၊ ကျော်စောခြင်းသည်၊ သက္ကာရာ၊ ပူးဇာသက္ကာရ ပြုခြင်းသည်။ ဝိစ္ဆာ၊ လစွဲ၊ မှားသဖြင့်မှအပ်သော၊ ယောယသော၊ အကြင်အကြံအရံသည်၊ ဥပ္ပန္နတိ၊ မြစ်၏၊ ဟေတိ၊ ထိုကိုးပါးသော မာရ်၏စစ်သည်တို့ဖြင့်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ယော၊ အကြင်သူသည်။

သရက္ခံသေ၊ ပြီးမြောက်၏။ ပရေစ၊ သူ့ဘဝါးတို့ကိုလည်း၊ အဝဇာနာတိ၊ မထိမဲ့ မြင်ပြု၏။ နရုစိ၊ ဘယ်မှာရဲနတ်၊ ဘေး၊ ဤဆယ်ပါးကား၊ တေ၊ သင်၏၊ သေနာ၊ စစ်သည်မည်၏၊ ကဏ္ဍဿ၊ မာရ်နတ်သား၏၊ သောသေနာ၊ ဤစစ်သည်သည်၊ အဘိပဟာဂိနံ၊ သူ့ဘော်ကောင်းတို့ကို အန္တရာယ်ပြု တတ်သောလက်နက်မည်၏နံ၊ ထိုမာရ်၏စစ်သည်ကို၊ အသုရော၊ ကုသိုလ် ဌ်မရဲသော၊ သော၊ ထိုသူသည်၊ နုဇိနာတိ၊ မအောင်နိုင်၊ ဇေတွာစ၊ အောင်မှ သာလျှင်၊ သုခံ၊ မဂ်ဖိုလ်ချင်းသာကို၊ လာဘတေ၊ ရ၏။ ယတော၊ အကြင် အခါ၌၊ စတုဟိ၊ လေးပါးကုန်သော၊ အရိယမဂ္ဂေဟိ၊ မြတ်သော နိဗ္ဗာန်ကျ်မှာ ဌိ၊ ခြင်းဟုဆိုအပ်သောမဂ်တို့ဖြင့်၊ ဗဗ္ဗာစ၊ အလုံးစုံကုန်သော၊ မာရသေနာ၊ ရာဂစသောမာရ်စစ်သည်တို့ကို၊ သဗ္ဗေဝ၊ အလုံးစုံကုန်သော၊ ဝိသေနိကဏာ ဟန်းကျင်ဘက်ကိုပြုဘတ်ကုန်သော၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဇိတာ စ၊ အောင်လည်းအောင်အပ်ကုန်ပြီ၊ ပရ၊ ဇိတာစ၊ နှိုင်းနင်းလည်း နှိုင်းနင်းအပ် ကုန်ပြီ၊ ပဇိတာ၊ မျက်အပ်ကုန်ပြီ၊ ဘဂ္ဂါ၊ ချိုးဖဲ့ အပ်ကုန်ပြီ၊ ဝိဗ္ဗလုဂ္ဂါ၊ အမှန်ပြု အပ်ကုန်ပြီ၊ ပရံရခါ၊ မျက်ကွယ်ပြုအပ်ကုန်ပြီ၊ တေ၊ ထိုသူတို့ကို၊ ဝိသေနံ၊ က တွာ၊ မာရ်စစ်သည်ကိုမျက်ဆီးကုန်ပြီးသောသူတို့ဟူ၍၊ ဝုဠ်နိ၊ ဆိုအပ်ကုန် ၏၊ အနိဗ္ဗာတိ၊ အနိဗ္ဗာဟူသည်ကား၊ ရာဂေါနိဗ္ဗာ၊ ရာဂဟူသောနှိုင်းစက် ခြင်းလည်းကောင်း၊ ဒေါသောနိဗ္ဗာ၊ ဒေါသဟူသော နှိုင်းစက်ခြင်းရင်း၊ မောဟောနိဗ္ဗာ၊ မောဟဟူသောနှိုင်းစက်ခြင်းလည်းကောင်း၊ ကောဓော နိဗ္ဗာ၊ အမျက်ဟူသော နှိုင်းစက်ခြင်းလည်းကောင်း၊ ဥပနာဟောနိဗ္ဗာ၊ ရန်ငြိုးဖွဲ့ခြင်းဟူသောနှိုင်းစက်ခြင်းလည်းကောင်း၊ (ပ)၊ သဗ္ဗာကုသလောတိ သင်္ခါရာ၊ အလုံးစုံအကုသိုလ်အတိ သင်္ခါ ရဟူကုန်သော၊ နိဗ္ဗာ၊ နှိုင်းစက်ခြင်း တို့လည်းကောင်း၊ ယေသံ၊ အကြင်သူတို့သည်၊ ဇေတနိဗ္ဗာ၊ ထိုညှဉ်းဆဲနှိုင်း စက်ခြင်းတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သရက္ခန္ဓာ၊ ကောင်းစွာဖြတ်အပ် ကုန်ပြီ၊ ဝုပသန္တာ၊ ငြိမ်းစေအပ်ကုန်ပြီ၊ ပရူပဿန္တာ၊ တဖန်ငြိမ်းစေအပ်ကုန် ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ မထိုက်ကုန်ပြီ၊ ဥပဏဂ္ဂိနာ၊ ဥပဏ တည်းဟူသောမီးဖြင့်၊ နေရာ၊ ဖုတ်ကြည်းအပ်ကုန်ပြီ၊ တေ၊ ထိုသူတို့ကို၊ အနိ ဗ္ဗာ၊ အနိဗ္ဗာဟူ၍၊ ဝုဠ်နိ၊ ဆိုအပ်ကုန်၏။ နိရုသာတိ၊ နိရုသဟူသည် ကား၊ ကဏ္ဍာ၊ တပ်ခြင်းကဏ္ဍာကို၊ အာသာ၊ အာသာဟူ၍၊ ဝုဠ်နိ၊ ဆိုအပ်၏ ယောရာဂေါ၊ အကြင်တပ်ခြင်းကဏ္ဍာလည်းကောင်း၊ သာရ၊ ဂေါ၊ ပြင်းစွာ တပ်ခြင်း ကဏ္ဍာလည်းကောင်း၊ (ပ)၊ အဘိဗ္ဗာ၊ အလွန်သိုချင်ခြင်းကဏ္ဍာ လည်းကောင်း၊ လောဘော၊ တပ်ခြင်းကဏ္ဍာလည်းကောင်း၊ အကုသလမူ

၂၆၂

ထံ၊ အကုသိုလ်၏တည်ရာလည်းကောင်း၊ ယေသံ၊ အကြင်သူတို့သည်၊ အာ
 သာ၊ အာသာ ဟုဆိုအပ်သော၊ လောဘဗျာ၊ ထိုဘဗျာကို၊ ပဏိနာ၊ ပဏိ
 အပ်ပြီး၊ သရုန္တိန္ဒာ၊ ကောင်းစွာဖြတ်အပ်ပြီး၊ ဝုပသန္တာ၊ ကောင်းစွာပြင်းစေ
 အပ်ပြီး၊ ပရိပဿန္တိ၊ ကောင်းစွာတဖန်ပြင်းစေအပ်ပြီး၊ အဘဗျုပ္ပတ္တိကာ၊ တ
 ဖန်ဖြင့်ခြင်း၊ ဌာမထိုက်ပြီး၊ ဥာဏဂ္ဂိနာ၊ ဥာဏ်ဘည်းဟူသောမီးဖြင့်၊ ဒဗ္ဗာ၊
 ဇုတ်ကြည်းအပ်ပြီး၊ တေ၊ ထိုသူတို့ကို၊ နိရာဿ၊ နိရာသာတို့ဟူ၍၊ ဝုစ္စန္တိ၊
 ဆိုအပ်ကုန်၏၊ ယေတိ၊ ယေဘူလည်ကား၊ ဝိကာသဝါ၊ ကုန်ပြီးသောအာသ
 ဝေါကုန်ရှိသော၊ အရ ဘန္တော၊ ရဟန္တာတို့သည်၊ ဝိသေနိံ ကတွာ အနိဗ္ဗာနိ
 ရာသာစရန္တိ ယေတေ မုနယောတိ ဗြူမိ၊ ဝိသေနိံ ကတွာ အနိဗ္ဗာနိ ရာသာစရန္တိ
 သာစရန္တိ ယေတေ မုနိယောတိ ဗြူမိ ဟူသည်ကား၊ ယေတေ၊ အကြင်သူတို့
 သည်၊ ဝိသေနိံ ကတွာ၊ ရာဂစသောမာဂ်စစ်သည်ကို ဖျက်ဆီးကုန်၍လျှင်၊
 အနိဗ္ဗာစ၊ ရာဂစသောနှိပ်စက်ခြင်း မရှိကုန်သည်ဖြစ်၍လျှင်၊ နိရာဿ၊
 အာသာကင်းကုန်သည်ဖြစ်၍လျှင်၊ စရန္တိ၊ ကျင့်ကုန်၏၊ ဝုစ္စန္တိ၊ နေကုန်
 ၏၊ ဣရိယန္တိ၊ ဣရိယာပုတ်ကိုဖြစ်စေကုန်၏၊ ဝတ္တန္တိ၊ ဣရိယာပုတ်ကိုလည်
 စေကုန်၏၊ ပါသေန္တိ၊ စောင့်ကုန်၏၊ ယပေန္တိ၊ ယူကုန်၏၊ ယာပေန္တိ၊ ယူစေကုန်
 ၏၊ တေ၊ ထိုသူတို့ကို၊ လောကေ၊ သောကန္တိ၊ မုနယောတိ၊ မုနိတို့ဟူ၍၊ ဗြူမိ
 အာဝိက္ခာမိ၊ ဝါထုရားကြားတော်မူ၏၊ ဒေသေမိ၊ ဟောတော်မူ၏၊ ပညပေမိ၊
 သိစေတော်မူ၏၊ ဝိဘရာမိ၊ ဖွင့်တော်မူ၏၊ ဝိဘဇာမိ၊ ဝေတန်ကော်မူ၏၊
 ဥက္ကာနိံ ကရောမိ၊ ထင်ပေါ်သည်ကိုပြုတော်မူ၏၊ မကာသေမိ၊ ထင်ရှားပြု
 တော်မူ၏၊ ဣဘိအပင်၊ ဤသည်လျှင်၊ ဝိသေနိံ ကတွာ အနိဗ္ဗာနိ ရာသာစရန္တိ
 ယေတေ မုနိယောတိ ဗြူမိ ဟိပဒဿ၊ ဝိသေနိံ ကတွာ အနိဗ္ဗာနိ ရာသာစရ
 န္တိ ယေတေ မုနိယောတိ ဗြူမိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက် တည်း၊ တေန၊
 ထိုကြောင့်၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ နဒိဋ္ဌိယာနသုတိယာနဥာဏေန
 မုနိခနန္ဒကုသယာဝဒန္တိ ဝိသေနိံ ကတွာ အနိဗ္ဗာနိ ရာသာစရန္တိ ယေတေ မုနိ
 ယောတိ ဗြူမိ၊ နဒိဋ္ဌိယာနသုတိယာနဥာဏေန မုနိခနန္ဒ ကုသယာဝဒန္တိ
 ဝိသေနိံ ကတွာ အနိဗ္ဗာနိ ရာသာစရန္တိ ယေတေ မုနိယောတိ ဗြူမိ ဟူ၍၊
 အာဟ၊ ဟောတော်မူပြီး ။

တဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ထုရား၊ ယေကေစိ၊ စင်္စိတ်ကုန်
 သော၊ ဣမေသမဏဗြ ဟူကာသေ၊ ဤရဟန် ပုဏ္ဏားတို့သည်၊ ဒိဋ္ဌသုတေနာ
 ပိ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဒဝန္တိ၊ ဆိုကုန်၏၊ သိသ
 ဗ္ဗတေန ပိ၊ အလေ့ အကျင့်အမူအရာဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆို

ကုန်၏။ အနေကဏ္ဍပန၊ အုတ်အုတ်ကြက်ကြက်သောမဂ်သာစသောအပြားအားဖြင့်သည်။ သဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏။ မာရိသးဆင်းရဲကင်းတော်မူသော၊ ဘဂဝါ၊ တုန်းတော်ကြီးသောအရှင်တရား၊ ဣစ္စိသု၊ အတတ်သို့ကြားဘူးပါ သနည်း၊ ဒော၊ ထိုပုဂ္ဂိုလ်များကိုသည်၊ တတ္ထ၊ ထိုမိအယုဒ္ဓိ၊ သထာစရန္တာ၊ အကြင်အခြင်းအရာဖြင့် စောင့်ရှောက်နေကုန်သည် ဖြစ်၍၊ ဇာတိစ၊ ပဋိသန္ဓေနေခြင်းကိုသည်၊ ကောင်း၊ ဇရုဗ္ဗ၊ အိုခြင်းကိုသည်၊ ကောင်း၊ အထာရုံ၊ ကူးမြောက်ကုန်အံ့သော၊ ဘဂဝါ၊ တုန်းတော်ကြီးတော်မူသောအရှင်တရားတံ၊ ထိုအကြောင်းကို၊ ဝုစ္ဆိ၊ မေးပေါ၏။ မေ၊ အကျွန်ုပ်အား၊ တံ၊ ထိုအကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါသော၊ ဣတိ၊ ဤသို့၊ အာယသ္မာနန္ဓော၊ အရှင်နန္ဒပုဏ္ဏားသည်၊ ဝုစ္ဆိ၊ မေးလျှောက်၏။ ယေ၊ ကေမိမေသမဏ၊ ဗြာဟ္မဏာ၊ သေတိ၊ တွေ့ပဒေ၊ ယေ၊ ကေမိမေသမဏ၊ ဗြာဟ္မဏာသေဟူသော၊ ဤပုန်၌၊ ယေ၊ ကေမိဟူသည်ကား၊ သဗ္ဗေနသဗ္ဗိ၊ အချင်းဝပ်သိမ်း၊ သဗ္ဗယာသဗ္ဗိ၊ အခါဝပ်သိမ်း၊ အသေသံ၊ အကြွင်၊ မဂ္ဂိ၊ နိသေသံ၊ အကြွင်းမဲ့၊ ယေ၊ ကေမိဟူသော၊ ဤသဒ္ဓါသည်၊ ငရိဒါယဝစနံ၊ အကုန်ကိုဟောသော သဒ္ဓါတည်း၊ သမဏာတိ၊ သမဏာဟူသည်ကား၊ ယေ၊ ကေမိ ဝပ်သိမ်းကုန်သော၊ ဣတော၊ ဤသဒ္ဓါတော်၌၊ ဗဟိ၊ ဤအပဗြန်ကုန်သော၊ ပဗ္ဗဇ၊ ပဂတာ၊ ရသေ့ရဟန်းအဖြစ်သို့ ရောက်ကုန်သော၊ ပရိဗ္ဗာဇကသမာပန္န၊ ပရိဗ္ဗိန္ဒိ၊ အကျွမ်းဝင်ကုန်သော သူတို့တည်း၊ ဗြာဟ္မဏာတိ၊ ဗြာဟ္မဏာဟူသည်ကား၊ ယေ၊ ကေမိ ဝပ်သိမ်းကုန်သော၊ ဘောဝါဒိကာ၊ ဘောဟု ဆိုးလုနီကုန်သော သူတို့တည်း၊ ဣတိ၊ အယံ၊ ဤသည်လျှင်၊ ယေ၊ ကေမိမေသမဏ ဗြာဟ္မဏာသေတိပဒေသ၊ ယေ၊ ကေမိမေသမဏ၊ ဗြာဟ္မဏာသေဟူသောပုန်၏။ အည္ဗော၊ အနက်တည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာနန္ဓော၊ အသက်ရှည်သောနန္ဒပုဏ္ဏားသည်၊ ဝုစ္ဆိ၊ မေးလျှောက်၏။ ဝိဇ္ဇေသုတေနာပိဝဒန္တိ သဒ္ဓိန္တိ၊ ဝိဇ္ဇေသုတေနာပိဝဒန္တိ သဒ္ဓိန္တိ ဟူသည်ကား၊ ဝိဇ္ဇေနပိ မြင်ခြင်းဖြင့်သည်။ သဒ္ဓိ၊ စင်ခြင်းကို၊ ဝိသဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသဒ္ဓိ၊ ဝပ်သိမ်းသော အခြင်းအရာဖြင့် စင်ခြင်းကို၊ ရုတ္တံ၊ လွတ်ခြင်းကို၊ ဝိရုတ္တံ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိရုတ္တံ၊ ဝပ်သိမ်းသော အခြင်းအရာဖြင့် လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏။ ကထေန္တိ၊ ဟောကုန်၏။ ဘဏန္တိ၊ ရွတ်ဆိုကုန်၏။ ဒိသန္တိ၊ ပြောကုန်၏။ ဝေါဟန္တိ၊ ခေါ်ဝေါ်ကုန်၏။ သုတေနပိ၊ ကြားခြင်းဖြင့်သည်။ သဒ္ဓိ၊ စင်ခြင်းကို၊ ဝိသဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသဒ္ဓိ၊ ဝပ်သိမ်းသော အခြင်းအရာဖြင့်စင်ခြင်းကို၊ ရုတ္တံ၊ လွတ်ခြင်းကို၊ ဝိရုတ္တံ

အထူးသဖြင့် လွတ်ခြင်းကို၊ ပရိရတ္တိံ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်
 လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆို
 ကုန်၏၊ ဒိပဟန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဝတေနာပိ၊ ကြား
 ခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ ပင်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးဖြင့်စင်ခြင်း ကို၊ ပရိသုဒ္ဓိံ၊
 ခပ်သိမ်းသော အခြင်းအရာဖြင့်စင်ခြင်းကို၊ ရတ္တိံ၊ လွတ်ခြင်းကို၊ ဝိရတ္တိံ၊ အ
 ထူးသဖြင့်လွတ်ခြင်းကို၊ ပရိရတ္တိံ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လွတ်
 ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်
 ၏၊ ဒိပဟန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဣတိအယံ၊ ဤသည်
 လျှင်း၊ ဒိဋ္ဌသုတေနာပိ ဝဒန္တိ သုဒ္ဓိံတိပဒသ၊ ဒိဋ္ဌသုတေနာပိ ဝဒန္တိ သုဒ္ဓိံ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံတိ၊
 သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံ ဟူသည်ကား၊ သီလနုပိ အကျင့်ဖြင့်လည်း၊
 သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးသဖြင့် စင်ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်း
 သော အခြင်း အရာဖြင့် စင်ခြင်းကို၊ ရတ္တိံ၊ လွတ်ခြင်းကို၊ ဝိရတ္တိံ၊ အထူး
 သဖြင့်လွတ်ခြင်းကို၊ ပရိရတ္တိံ၊ အခြင်းအရာဖြင့် လွတ်ခြင်းကို၊ ဝဒန္တိ၊
 ဆိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပဟန္တိ၊
 ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဝတေနာပိ၊ အမှုအရာဖြင့် လည်း၊
 သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်းသော
 အခြင်းအရာဖြင့်စင်ခြင်းကို၊ ရတ္တိံ၊ လွတ်ခြင်းကို၊ ဝိရတ္တိံ၊ အထူးသဖြင့်
 လွတ်ခြင်းကို၊ ပရိရတ္တိံ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လွတ်ခြင်းကို၊
 ဝဒန္တိ၊ ဆိုကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပဟန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊
 ခေါ်ဝေါ်ကုန်၏၊ သီလဗ္ဗတေနာပိ၊ အလေ့အကျင့်အမှုအရာဖြင့်လည်း၊ သုဒ္ဓိံ၊
 စင်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးသဖြင့် စင်ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်းသော
 အခြင်းအရာဖြင့် စင်ခြင်းကို၊ ရတ္တိံ၊ လွတ်ခြင်းကို၊ ပရိရတ္တိံ၊
 ခပ်သိမ်းသော အခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊
 ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပဟန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်
 ဝေါ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်း၊ သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံတိ ပဒသ
 သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အနေ
 ကဗ္ဗပေန ဝဒန္တိ သုဒ္ဓိံ၊ အနေကဗ္ဗပေန ဝဒန္တိ သုဒ္ဓိံ ဟူသည်ကား၊ အနေက
 ဝိခတ၊ ကောတု ဟလမင်္ဂလေန၊ များသောအပြားရှိသော စင်စစ်ဇုတ်ဇုတ်
 ကြက်ကြက်သောမင်္ဂလာဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးသဖြင့်စင်
 ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်စင်ခြင်းကို၊ ရတ္တိံ၊ လွတ်

ခြင်းကို၊ ပိရတ္တိံ၊ အထူးသဖြင့် လွတ်ခြင်းကို၊ ပရိရတ္တိံ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ သိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အနေကဗျပေန ဝဒန္တိ သုဒ္ဓိံ တိပဒဿ၊ အနေကဗျ ပေန ဝဒန္တိ သုဒ္ဓိံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကပ္ပိသုတေဘဂဝါ တတ္ထယထာစရန္တာတိတ္ထေပဒေ၊ ကပ္ပိသုတေဘဂဝါတတ္ထ ယထာစရန္တာ ဟူသောဤပုဒ်၌၊ ကပ္ပိသုတိ၊ ကပ္ပိသုဟူသည်ကား၊ ဧဝံနုခေါ၊ ဤသို့သောမြင် ခြင်းစသည်ဖြင့်စင်ကြယ်မည်လော၊ နနုခေါ၊ မစင်ကြယ်မည်လော၊ ကိံနု ခေါ၊ အဘယ်သို့စင်ကြယ်မည်နည်း၊ ကထံနုခေါ၊ အဘယ်ကြောင့်စင်ကြယ် မည်နည်း၊ ဣတိ၊ ဤသို့၊ သံသယပုစ္ဆာ၊ သင်္ကာရှိ၍ မေးခြင်းတည်း၊ ဝိမတိ ပုစ္ဆာ၊ ယုံမှားရှိ၍ မေးခြင်းတည်း၊ ဧဒေကပုစ္ဆာ၊ နှလုံးနှစ် ခွဲရှိ၍ မေးခြင်းတည်း၊ အနေကံသပုစ္ဆာ၊ စင်စစ်မသိ၍ မေးခြင်းတည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကပ္ပိသုတိပဒဿ၊ ကပ္ပိသုဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေတိ၊ တေဟူသည်ကား၊ ဒိဋ္ဌိဂတိကာ၊ စင်၏ ဟုအယူ ရှိကုန်သော သူတို့သည်၊ ဘဂဝါတိ၊ ဘဂဝါဟူသော ဤအမည်ထော်သည်၊ ဂါရဝါဝိဝစနံ၊ အရှိအ သေခေါ်အပ်သော အမည်တော်ဟည်း၊ (ပ)၊ ယဒိဒံဘဂဝါတိ နာမံ၊ အကြင် ဘဂဝါဟူအမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ဤဘဝါဟူသော အမည် ထော်သည်၊ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမ၊ ညွတ်တော် တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကပ္ပိသုတေဘဂဝါတိပဒဿ၊ ကပ္ပိသု တေဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တတ္ထယထာစရန္တာတိ တတ္ထေပဒေ၊ တတ္ထယထာစရန္တာဟူသောဤပုဒ်၌၊ တတ္ထာတိ၊ တတ္ထာဟူသည် ကား၊ သက္ကာယဒိဋ္ဌိယာ၊ မိမိအမြင်၌၊ သကာယခန္တိယာ၊ မိမိ၏သည်းခံ ခြင်း၌၊ သကာယဓုစိယာ၊ မိမိ၏အလို၌၊ သကာယသဒ္ဓိယာ၊ မိမိအယူ၌၊ ယတာတိ၊ ယတာဟူ သည်ကား၊ ယတ္တာ၊ စပ်ကုန်သော၊ ပရိယတ္တာ၊ တဖန် စပ်ကုန်သော၊ ဂုတ္တာ၊ ထုံခြုံကုန်သော၊ ဝေါပိဘာ၊ စောင့်ရှောက်အပ်ကုန် သော၊ သံဝုဘာ၊ စောင့်ဆီးအပ်ကုန်သော၊ စရန္တာတိ၊ စရန္တာဟူသည်ကား၊ စရန္တာ၊ ကျင့်ကုန်၍၊ ဝိဟရန္တာ၊ ကျင့်သောအားဖြင့်နေကုန်၍၊ ဣရိယန္တာ၊ ကျင့်သောဣရိယာပုထ်ကိုဖြစ်စေကုန်၍၊ ဝတ္တန္တာ၊ ကျင့်သောအရိယာပုထ် ကိုထည်စေကုန်၍၊ ပါယေန္တာ၊ စောင့်ရှောက်ကုန်၍၊ ယပေန္တာ၊ မျှကုန်၍၊ ယာပေန္တာ၊ မျှစေကုန်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ကပ္ပိသုတေဘဂဝါတတ္ထ ယထာစရန္တာတိပဒဿ၊ ကပ္ပိသုတေဘဂဝါတတ္ထယထာစရန္တာဟူသော

ပုန်၏အစက္ကော၊ အနက်တည်း၊ အတာရိဇာတိဥဇရဥမာရိသာတိအတာရိဇာ
 တိဥဇရဥမာရိသဟူသည်ကား၊ မာရိသ၊ ငါ့ကိုယ်ကဲ့သို့ ရှုအပ်သောအရှင်
 သုဘား၊ ဇာတိဇရာမရဟံ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းကို၊ အတရိံသု၊
 ကူးနှိုင်းကုန်အံ့လော၊ ဥတ္တရိံသု၊ အထူးသဖြင့်ကူးနှိုင်းကုန်အံ့လော၊ ပတရိံသု၊
 အပြားအားဖြင့်ကူးနှိုင်းကုန်အံ့လော၊ သမတိတ္တမိံသု၊ လွန်နှိုင်း ကုန်အံ့လော၊
 ဝိတိဝတ္တိံသု၊ အထူးသဖြင့် လွန်နှိုင်းကုန်အံ့လော။ မာရိသာတိ၊ မာရိသဟူ
 သည်ကား၊ ပိယဝစနံ၊ ချစ်၍ ဆိုခြင်းတည်း၊ ဝရူဝစနံ၊ အလေးအမြတ်ဆိုခြင်း
 တည်း၊ မာရိသာတိဇေတံ၊ မာရိသဟူသော ဤသဒ္ဓါသည်၊ သဂါရဝသုပ္ပတိ
 သာမိဝစနံ၊ ရှိသေတို့ ပတ်ခြင်းနှင့်တကွဆိုသောစကားတည်း၊ ဣတိအယံ၊
 ဤသည်လျှင်၊ အာတာရိဇာတိဥဇရဥမာရိသာတိပဒသ၊ အာတာရိဇာတိဥဇ
 ရဥမာရိသဟူသောပုန်၏အစက္ကော၊ အနက်တည်း၊ ပုစ္ဆာမိတံဘဂဝါဗြူဟိ
 မေတန္တိတ္ထေပဒေ၊ ပုစ္ဆာမိတံဘဂဝါဗြူဟိမေတံဟူသောဤပုန်၌၊ ပုစ္ဆာမိ
 တန္တိ၊ ပုစ္ဆာမိတံဟူသည်ကား၊ တံ၊ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏၊
 တံ၊ ထိုအကြောင်းကို၊ ယာစာမိ၊ ထောင်းပန်ပါ၏၊ တံ၊ ထိုအကြောင်းကို၊
 အဇ္ဈေသာမိ၊ တိုက်ထွန်းပါ၏၊ တံ၊ ထိုအကြောင်းကို၊ ပသာဒေမိ၊ ကြည်ညို
 ပါ၏၊ တေံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်အား၊ ကထယ သု၊ ဟောတော်
 မူပါလော၊ ဘဂဝါတိ၊ ဘဂဝါဟူသောအမည်တော်သည်၊ (ပ)၊ ယဒိဒံဘဂဝါ
 တိနာမံ၊ အကြင်ဘဂဝါဟူသောအမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ တေံ၊ ထို
 ဘဂဝါဟူသောအမည်တော်သည်၊ သန္တိကော၊ မျက်မှောက်ပြုအပ်သော၊
 ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဗြူဟိမေတန္တိ၊ ဗြူဟိမေတံဟူသည်ကား၊
 ဗြူဟိအာပိက္ခ၊ ကြားတော်မူပါလော၊ ဒေသေဟိ၊ ဟောတော်မူပါလော၊
 ပညပေဟိ၊ သိစေတော်မူပါလော၊ ပဋ္ဌပေဟိ၊ ထားပါလော၊ ဝိဝရ၊ ဖွင့်ပါ
 လော၊ ဝိဘဇ၊ ငွေတန်ပါလော၊ ဥတ္တာနံ၊ ကရောဟိ၊ ပေါသညံကိုပြုပါလော၊
 ပကာသေဟိ၊ ထင်ရှားပြုပါလော၊ ဣတိအယံ၊ ဤသည်လျှင်၊ ပုစ္ဆာမိတံဘဂ
 ဝါဗြူဟိမေတန္တိပဒသ၊ ပုစ္ဆာမိတံဘဂဝါဗြူဟိမေတံဟူသော ပုန်၏
 အစက္ကော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုနန္ဒပုစ္ဆာ
 သည်၊ ယေကေပိမေသမဏာဗြာဟ္မဏာသေ၊ ဣစ္စာယသ္မာနန္ဒော၊ ဒိဋ္ဌသုတေန
 ဝိဝဒန္တိသုဒ္ဓိံ၊ သိသဗ္ဗတေနာပိဝဒန္တိသုဒ္ဓိံ၊ အနေကဗ္ဗပေနဝဒန္တိသုဒ္ဓိံ၊ ကပ္ပိသု
 တေဘဂဝါ တတ္ထယ ဘာဝရန္တာ၊ အာတာရိဇာတိဥဇရဥမာရိသ၊ ပုစ္ဆာမိတံ
 ဘဂဝါဗြူဟိမေတန္တိ၊ ယေကေပိမေသမဏာဗြာဟ္မဏာသေ၊ ဣစ္စာယသ္မာ
 နန္ဒော၊ ဒိဋ္ဌသုတေနာပိဝဒန္တိသုဒ္ဓိံ၊ သိသဗ္ဗတေနာပိဝဒန္တိသုဒ္ဓိံ၊ အနေကဗ္ဗပေ

နဝဒန္တိ သုဒ္ဓိံ၊ ကပ္ပိသုတေတဘဂဝါကတ္ထယသာစရန္တာ၊ အတာရိဇာတိဉ္စရေဉ္စ
မာရိသ၊ ပုစ္ဆာမိတံဘဂဝါ၊ ဗြူမိမေတံဟူ၍၊ အာဟ၊ ဝျော့ကံဆိုပြီ၊
နန္ဒ၊ နန္ဒပုစ္ဆာ၊ ယေကေမိ၊ ခပ်သိမ်းကုန်သော၊ ဣမေသမဏာဣမေ
ဗြဟ္မဏာသေ၊ ဤရဟန်းပုစ္ဆာတို့သည်၊ ဒိဋ္ဌေသုတေန၊ မြင်ခြင်းကြားခြင်း
ဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သီလဗ္ဗတေနာပိ၊
သီလအကျင့်အမှုအရာဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်
၏၊ အနေကရူပေနာပိ၊ အုတ်အုတ် ကြက်ကြက်သော မင်္ဂလာစသောများ
သောအပြားအားဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ တေ
ထိရဟန်းပုစ္ဆာတို့သည်၊ တတ္ထ၊ မိမိတို့၏အယူ၌၊ ကိပ္ပာပိသထာစရန္တိ၊
အကယ်၍ကားအကြင်အကြင်အကြောင်းဖြင့်ကျင့်ကုန်၏နှင့်၊ တထာပိ၊ ထို
သို့ကျင့်ကုန်သော်လည်း၊ အာတိဇရံ၊ ပဋိသန္ဓေနေခြင်းအိုခြင်းကို၊ နာတရိ
သ၊ မလွန်နိုင်ကုန်ဟူ၍၊ ဗြူမိ၊ ငါတုရားဟောတော်မူ၏၊ ဣတံ၊ ဤသို့၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ဝိဿ၊ ဇွဲထိ၊ မြေဘော်မူ၏၊ ယေကေမိမေသမဏာ
ဗြဟ္မဏာသေတိဉ္စတ္ထပဒေ၊ ယေကေမိမေသမဏာဗြဟ္မဏာသေဟူသောဤ
ပုဒ်၌၊ ယေကေမိတိ၊ ယေကေမိဟူသည်ကား၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊
သဗ္ဗသ၊ သဗ္ဗံ၊ အခါခပ်သိမ်း၊ အသေသံ၊ အကြွင်းမရှိ၊ နသေသံ၊ အကြွင်းမဲ့၊
ကေကေမိတံကေံ၊ ယေကေမိဟူသောဤသဒ္ဓါသည်၊ ပရိယာဒါယဝစနံ
အကုန် ကိုဟောသောသဒ္ဓါတည်း၊ သမဏာတိ၊ သမဏာဟူသည်ကား၊ ယေ
ကေမိ၊ ခပ်သိမ်းကုန်သော၊ ဣတော၊ ဤသာသနာတော်မှ၊ ဗဟိဒ္ဓါ၊ အလဖြစ်ကုန်
သော၊ ဝဗ္ဗဇုပဂတာ၊ ရသေ့ရဟန်းအဖြစ်သို့ရောက်ကုန်သော၊ ပရိဗ္ဗာဇက
သမာပန္နံ၊ ပရိဒိုဇ်ဇ်အကျွမ်းဝင်ကုန်သော သူတို့တည်း၊ ဗြဟ္မဏာတိ၊
ဗြဟ္မဏာဟူသည်ကား၊ ယေကေမိ၊ အဆုံးပုံကုန်သော၊ တောပါဒိကာ၊
တောဟုဆိုထွက်ကုန်သောသူတို့တည်း၊ ဣတိအာဟံ၊ ဤသည်လျှင်၊ ယေကေ
မိမေသမဏာဗြဟ္မဏာသေတိဉ္စတ္ထပဒေ၊ ယေကေမိမေသမဏာဗြဟ္မဏာသေ
ဟူသောပုဒ်၏အဋ္ဌတ္ထံ၊ အနက်တည်း။ နန္ဒတိ နန္ဒဟူ၍၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ အာသပတိ၊ ခေါ်တော်မူ၏၊ ဒိဋ္ဌသုတေနာပိ ဝဒန္တိ သုဒ္ဓိံ၊ ဒိဋ္ဌသု
တေနာပိ ဝဒန္တိ သုဒ္ဓိံ ဟူသည်ကား၊ ဒိဋ္ဌေနပိ၊ မြင်ခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ စင်
ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်းသောအခြင်း
အရာဖြင့်စင်ခြင်းကို၊ ရတ္ထိံ၊ လွတ်ခြင်းကို၊ ဝိရတ္ထိံ၊ အထူးသဖြင့်လွတ်ခြင်း
ကို၊ ပရိရတ္ထိံ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်
၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဝာသာန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊

ဝေါဟရန္တိ၊ ခေါဝေါကုန်၏၊ သုတေနပိ၊ ကြားခြင်းဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်း
 ကို၊ (ပ)၊ ဒိဋ္ဌသုတေနပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝိ
 သုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်
 ခြင်းကို၊ မုတ္တိ၊ လွတ်ခြင်းကို၊ ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိမုတ္တိ၊
 ခပ်သိမ်းသောအခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊
 ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊
 ခေါဝေါကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒိဋ္ဌသုတေနပိဝဒန္တိသုဒ္ဓိန္တိပဒဿ
 ဒိဋ္ဌသုတေနပိဝဒန္တိသုဒ္ဓိန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သီလဗ္ဗ
 တေနာပိဝဒန္တိသုဒ္ဓိန္တိ၊ သီလဗ္ဗတေနာပိဝဒန္တိသုဒ္ဓိန္တိဟူသည်ကား၊ သီလေန
 ပိ၊ အကုန်ဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊
 ပရိသုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ခြင်းကို၊ မုတ္တိ၊ လွတ်ခြင်းကို၊
 ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိမုတ္တိ၊ ခပ်သိမ်းသောအခြင်းအရာ
 ဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်
 ကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါဝေါကုန်၏၊ ဝဒေတေနပိ၊ အမူအရာ
 ဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ (ပ)၊ ဝေါဟရန္တိ၊ ခေါဝေါကုန်၏၊ သီလဗ္ဗတေ
 နာပိ၊ အထူးအကုန်အမူအရာဖြင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူး
 သဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ခြင်းကို၊
 မုတ္တိ၊ လွတ်ခြင်းကို၊ ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိမုတ္တိ၊ ခပ်
 သိမ်းသော အခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊
 ဟောကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊
 ခေါဝေါကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သီလဗ္ဗတေနာပိ ဝဒန္တိသုဒ္ဓိန္တိ
 ပဒဿ၊ သီလဗ္ဗတေနာပိဝဒန္တိသုဒ္ဓိန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 အနေက ခူပေနဝဒန္တိသုဒ္ဓိန္တိ၊ အနေကခူပေန ဝဒန္တိသုဒ္ဓိန္တိဟူသည်ကား၊
 အနေကဝိတော ကုတုဟမင်္ဂဏေန များသောအပြားရှိသော စင်စင်ဆုတ်
 ဆုတ်ကြက်ကြက်သောမင်္ဂလာဖြင့်၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသ
 ဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ခြင်းကို၊ မုတ္တိ၊
 လွတ်ခြင်းကို၊ ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိမုတ္တိ၊ ခပ်သိမ်းသော
 အခြင်းအရာဖြင့်လွတ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ ကထေန္တိ၊ ဟောကုန်၏၊ ဘ
 ဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပယန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါဝေါကုန်၏၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ အနေကခူပေနဝဒန္တိသုဒ္ဓိန္တိပဒဿ၊ အနေကခူပေနဝဒ
 န္တိသုဒ္ဓိန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကိဉ္စိပိတေတတ္ထယထိစန္တိ



ထိက္ခေပဒေ၊ ကိဉ္ဇာပိတေတတ္ထယထာစရန္တိ ဟူသော ဤပုဒ်၌၊ ကိဉ္ဇာပိတိ၊ ကိ
 ဉ္ဇာပိဟူသည် ကား၊ ပဒ သန္တိ ပုဒ်၏ စပ်ခြင်းတည်း၊ ပဒသံသပေါ၊ ပုဒ်၏ ရောရှက်
 ခြင်းတည်း၊ ပဒပ၊ ရိပူရိ၊ ပုဒ်၏ ပြည့်ခြင်းတည်း၊ အက္ခရေသမဝါယော၊ အက္ခ
 ရာ၏ ညီညွတ်ခြင်းတည်း၊ ဗျဉ္ဇနသိလိဋ္ဌတိ၊ သဒ္ဓါ၏ ပြေပြစ်သော အဖြစ်တည်း၊
 ကိဉ္ဇာပိတိတေ၊ ကိဉ္ဇာပိဟူ သော ဤ သဒ္ဓါသည်၊ ပဒါနုပုဗ္ဗတာ၊ ပုဒ်သို့ အစဉ်
 လိုက်သော သဒ္ဓါတည်း၊ တေတိ၊ တေဟူသည် ကား၊ ဒိဋ္ဌဂတိကာ၊ ကြားခြင်း
 မြင်ခြင်း စသည်ဖြင့် ဂင်၏ ဟု အယူရှိ ကုန်သော သူတို့သည်၊ တတ္ထာတိ၊ တတ္ထ
 ဟူသည် ကား၊ သကာယဒိဋ္ဌိယာ၊ မိမိ၏ အမြင်၌၊ သကာယစန္ဒိယာ၊ မိမိ၏
 နှစ်သက်ခြင်း၌၊ သကာယရုစိယာ၊ မိမိ၏ အလို၌၊ သကာယလဒ္ဓိယာ၊ မိမိ၏
 အယူ၌၊ ယတာတိ၊ ယတာဟူသည် ကား၊ ယတ္တာ၊ စပ်ကုန်သည် ဖြစ်၍၊ ပဋိ
 ယတ္တာ၊ အမြဲစပ်ကုန်သည် ဖြစ်၍၊ ဂုတ္တာ၊ လုံခြုံကုန်သည် ဖြစ်၍၊ ဂေါပိတာ၊
 စောင့်ရှောက်ကုန်သည် ဖြစ်၍၊ ရက္ခိတာ၊ စောင့်သိကုန်သည် ဖြစ်၍၊ သံဂု
 တာ၊ စောင့်သိန်းကုန်သည် ဖြစ်၍၊ စရန္တိတိ၊ စရန္တိဟူသည် ကား၊ ပရန္တိ၊
 ကျင့်ကုန်၏၊ ပိဘရန္တိ၊ နေကုန်၏၊ ဣရိယန္တိ၊ ဣရိယာပုထ်ဆို ဖြစ်စေကုန်၏၊
 ဝတ္တန္တိ၊ ကျင့်ကုန်၏၊ ပါယေန္တိ၊ စောင့်ကုန်၏၊ ယပေန္တိ၊ မျှကုန်၏၊ ယာ
 ပေန္တိ၊ မျှစေကုန်၏၊ ဣဘိဗယံ၊ ဤသည်လျှင်၊ ကိဉ္ဇာပိတေတတ္ထယတာ
 စရန္တိပဒယ၊ ကိဉ္ဇာပိတေတတ္ထ ယတာစရန္တိ ဟူသော ပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ နာယရိံသုဇာတိ ဇရန္တိ ဖြူမိတိ၊ နာတရိံသုဇာတိ ဇရန္တိ
 ဖြူမိ ဟူသည် ကား၊ ဇာတိဇရာမရဏံ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်းသေခြင်း
 ကို၊ နာတရိံသု၊ မလွန်နိုင်ကုန်၊ နဥတ္တရိံသု၊ အထူးသဖြင့် မလွန်နိုင်ကုန်၊
 နပတရိံသု၊ အပြားအားဖြင့် မလွန်နိုင်ကုန်၊ နသမတိတ္တသိံသု၊ ကောင်းစွာမ
 လွန်နိုင်ကုန်၊ နဝိတိဝတ္တိံသု၊ အထူးသဖြင့် မလွန်နိုင်ကုန်၊ ဇာတိဇရာမရ
 ဏာ၊ ဇာတိဇရာမရဏမှ၊ အနိက္ခန္တော၊ မထွက်ကုန်မူ၍၊ အနိဿဇော၊ မစွန့်
 နှိင်ကုန်မူ၍၊ အနတိတ္တန္တော၊ မလွန်ကုန်မူ၍၊ အသမတိတ္တန္တော၊ ကောင်းစွာမ
 လွန်ကုန်မူ၍၊ အဝိတိဝတ္တော၊ အထူးသဖြင့် မလွန်ကုန်မူ၍၊ တေ၊ ထိုသူတို့
 သည်၊ အန္တောဇာတိဇရာမရဏေ၊ ဇာတိဇရာ မရဏ၏ အတွင်း၌၊ ပရိဝတ္တ
 န္တိ၊ အပန်တလဲလဲဖြစ်ကုန်၏၊ အန္တောသံသရာပထေ၊ သံသရာဟူသော
 ခရီး၏ အတွင်း၌၊ ပရိဝတ္တန္တိ၊ တပြောင်းပြန်ပြန်လည်၍ ဖြစ်ကုန်၏၊ ဇာတိ
 ယာ၊ ဇာတိသည်၊ အနုဂတာ၊ အစဉ်လိုက်ကုန်၏၊ ဇရာယ၊ ဇရာသည်၊ အနု
 သဇော၊ အစဉ်နဲ့ ကုန်၏၊ ဗျာမိနာ၊ ဗျာမိသည်၊ အဘိဘုတာ၊ ဣမ်းမိုးကုန်၏၊
 မရဏေန၊ မရဏသည်၊ အဗ္ဘာဘာတာ၊ နှိပ်စက်အပ်ကုန်၏၊ အတာဏာ၊

စောင့်ရှောက်ရာမရှိကုန်၊ အထေကာ၊ ပုန်းအောင်းရာမရှိကုန်၊ အထေကာ၊ ကိုးကွယ်ရာမရှိကုန်၊ အထေကာ၊ ငြိသောသုတံ၏ ကိုးကွယ်ရာမရှိကုန်၊ ဣတိ၊ ဤသို့၊ ဗြဟ္မိအာရိက္ခာမိ၊ ငါတုရားကြားတော်မူ၏၊ ဒေသေမိ၊ ဟောတော်မူ၏၊ ပညပေမိ၊ သိစေ၏၊ ပဋ္ဌပေမိ၊ ထား၏၊ ဝိဝေသေမိ၊ ဖွင့်၏၊ ဝိဘဇာမိ၊ ဝေဘန်၏၊ ဥတ္တာနိံ ကရောမိ၊ ထင်ပေါ်သည်ကိုပြု၏၊ ပကာသေမိ၊ ထင်ရှားပြု၏၊ ဣတိအယံ၊ ဤသည်လျှင်၊ နာတရိံ သုဘတိဇရန္တိ၊ ဗြဟ္မိတိပဒဿ၊ နာတရိံ သုဘတိဇရန္တိ၊ ဗြဟ္မိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ယေကေစိမေသမဏဗြာဟ္မဏာသေ နန္ဒာတိဘဂဝါဒိဋ္ဌသု တေနာပိဝဒန္တိ သုဒ္ဓိံ သိယဗ္ဗတေနာပိဝဒန္တိ သုဒ္ဓိံ အနေက ရူပေနာပိဝဒန္တိ သုဒ္ဓိံ ကိပ္ပာပိတေတတ္ထယထာစရန္တိ နာတရိံ သုဘတိဇရန္တိ ဗြဟ္မိတိ၊ ယေကေစိမေသမဏဗြာဟ္မဏာသေ နန္ဒာတိဘဂဝါဒိဋ္ဌသု တေနာပိဝဒန္တိ သုဒ္ဓိံ သိယဗ္ဗတေနာပိဝဒန္တိ သုဒ္ဓိံ အနေက ရူပေနာပိဝဒန္တိ သုဒ္ဓိံ ကိပ္ပာပိတေတတ္ထယထာစရန္တိ နာတရိံ သု ဘတိဇရန္တိ ဗြဟ္မိဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ ယေကေစိ၊ ခပ်သိမ်းကုန်သော၊ ဣမေသဗြာဟ္မဏာသေ၊ ဤရဟန်းပုဂ္ဂိုလ်များသည်၊ ဒိဋ္ဌသုတေနာပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သိယဗ္ဗတေနာပိ၊ အလေ့အကျင့် အမူအရာဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေက ရူပေနာပိ၊ အနက်အရပ်အရပ်ကြောက်ကြောက်သော မင်္ဂလာစသော အပြားအားဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ မုနိ၊ ရဟန်း ဟကာတိံထက် မြတ်တော်မူသော အရှင်ဘုရား၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်များကို၊ အနေအစားတို့ဖြင့် ဩဇာကိုမလွန်နိုင်ကုန်ဟူ၍၊ စေပြုသိ၊ အကယ်၍ ကောတော်မူအံ့၊ အထေထံသို့ မလွန်နိုင်ဟူ၍ ဟောတော်မူသည်ရှိသော်၊ မာရိယ၊ ငါ့ကိုကဲ့သို့ ရှုအပ်သော အရှင်ဘုရား၊ ဒေဝမနုဿာထေကော၊ နတ်ပြည်လူ့ပြည်၌၊ စရဟိ၊ အဘယ်သို့၊ ကော၊ အထေထံသို့သည်၊ ဇာတိစ၊ ဇာတိကိုလည်းကောင်း၊ ဇရုဗ္ဗ၊ ဇရာကိုလည်းကောင်း၊ အတာရိ၊ ကူးဝေတုံအံ့နည်း၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ တံ၊ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်အား၊ ဗြဟ္မိ၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာနန္ဒော၊ အရှင်နန္ဒပုဂ္ဂိုလ်များသည်၊ ပုစ္ဆိ၊ မေးလျှောက်ပြီ။ ယေကေစိမေသမဏဗြာဟ္မဏာ သေတိတ္ထေပဒေ၊ ယေကေစိမေသမဏ ဗြာဟ္မဏာသေဟူသော ဤပုဒ်၌၊ ယေကေစိတိ၊



ယေကေစိဟူသည်ကား၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊ သဗ္ဗထာသဗ္ဗံ၊ အခါ
ခပ်သိမ်း၊ အသေသံ၊ အကြွင်းမရှိ၊ နိဿေသသံ၊ အကြွင်းမဲ့၊ ယေကေစိတိဇ
တံ၊ ယေကေစိဟူသော ဤသဒ္ဓါသည်၊ ပရိယာဒါယဝေနံ၊ အကုန်ကိုဟော
သောသဒ္ဓါတည်း၊ သမဏပတိ၊ သမဏဟူသည်ကား၊ ဣတော၊ ဤသာသ
နာတော်မှ၊ ဗဟိဒ္ဓါ၊ အပဖြစ်ကုန်သော၊ ပဗ္ဗဇ၊ ပဝတာ၊ ရေဝေရဟန်း၊ အဖြစ်သို့
ရောက်ကုန်သော၊ ပရိဗ္ဗာဇကသမာပန္နာ၊ ပရိဗိုဇ်၌ အကျွမ်းဝင်ကုန်သောသူ
တို့သည်၊ ဗြဟ္မဏာတိ၊ ဗြဟ္မဏာဟူသည်ကား၊ ယေကေစိ၊ ခပ်သိမ်း
ကုန်သော၊ ဘောဝါဒိကာ၊ ဘောဟုဆိုအပ်ကုန်သော သူတို့သည်၊ ဣတိအ
ယံ၊ ဤသည်လျှင်၊ ယေကေစိ၊ သမဏ၊ ဗြဟ္မဏာ၊ သတိပဒဿ၊ ယေကေ
မေသမဏ ဗြဟ္မဏာသေ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဣတိ၊
ဤသို့၊ အယသ္မ၊ နန္ဒော၊ အရှင်နန္ဒပုဏ္ဏားသည်၊ ပုတ္တိ၊ မေးလျှောက်၏၊ ဒိဋ္ဌသု
တေနာပိဝဒန္တိသုဒ္ဓိန္တိ၊ ဒိဋ္ဌသုတေနာပိဝဒန္တိ သုဒ္ဓိန္တိဟူသည်ကား၊ ဒိဋ္ဌနပိ၊
မြင်ခြင်းဖြင့်သည်၊ သုဒ္ဓိန္တိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိ
သုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့် စင်ခြင်းကို၊ ရုတ္တိ၊ လွတ်ခြင်းကို၊ ဝိရု
တ္တိ၊ အထူးသဖြင့် လွတ်ခြင်းကို၊ ပရိရုတ္တိ၊ ခပ်သိမ်းသော အခြင်းအရာ
ဖြင့်လွတ်ခြင်းကို၊ ဝေန္တိကယေန္တိ၊ ဆိုကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊
ဒိပေန္တိ၊ ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ သုတေ နပိ၊ ကြားခြင်းဖြင့်
လည်း၊ သုဒ္ဓိန္တိ၊ စင်ခြင်းကို၊ (ပ)၊ ဒိဋ္ဌသုတေနာပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊
သုဒ္ဓိန္တိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိ၊ ခပ်သိမ်းသော
အခြင်းအရာဖြင့်စင်ခြင်းကို၊ ရုတ္တိ၊ လွတ်ခြင်းကို၊ ဝိရုတ္တိ၊ အထူးသဖြင့်
လွတ်ခြင်းကို၊ ပရိရုတ္တိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့် လွတ်ခြင်းကို၊ ဝေ
န္တိကယေန္တိ၊ ဆိုကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပေန္တိ၊ ပြကုန်၏၊ ဝေါဟ
ရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒိဋ္ဌသုတေနာပိဝဒန္တိသုဒ္ဓိန္တိ
ပဒဿ၊ ဒိဋ္ဌသုတေနာပိဝဒန္တိ သုဒ္ဓိန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
သိသဗ္ဗတေနာပိဝဒန္တိ သုဒ္ဓိန္တိ၊ သိသဗ္ဗတေနာပိဝဒန္တိ သုဒ္ဓိန္တိဟူသည်ကား၊ သိ
ထေနပိ၊ အကျင့်ဖြင့်လည်း သုဒ္ဓိန္တိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို
ပရိသုဒ္ဓိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ခြင်းကို၊ ရုတ္တိ၊ လွတ်ခြင်းကို၊ ဝိ
ရုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိရုတ္တိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်
လွတ်ခြင်းကို၊ ဝေန္တိကယေန္တိ၊ ဆိုကုန်၏၊ ဘဏန္တိ၊ ရွတ်ဆိုကုန်၏၊ ဒိပေန္တိ
ပြကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဝတေ နပိ၊ အမှုအရာဖြင့်လည်း၊ သုဒ္ဓိ
စင်ခြင်းကို၊ (ပ)၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ သိသဗ္ဗတေနာပိ၊ အထူးအကျင့်

အမူအရာရင့်လည်း၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝိသုဒ္ဓိ၊ အထူးသဖြင့်စင်ခြင်းကို၊ ပ
 ရိသုဒ္ဓိ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်စင်ခြင်းကို၊ မုတ္တိ၊ လွတ်ခြင်းကို
 ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိမုတ္တိ၊ ခပ်သိမ်းသော အခြင်းအရာ
 ဖြင့်လွတ်ခြင်းကို၊ ဝဒန္တိကထေန္တိ၊ ဆိုကုန်၏၊ ဘဏန္တိ၊ ရှုတ်ဆိုကုန်၏၊ ဒိပ
 ဟန္တိ၊ ပြာကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိ
 ထဗ္ဗဘေဒနာဝိဝဒန္တိ သုဒ္ဓိန္တိ ပဒဿ၊ ဝိထဗ္ဗဘေဒနာဝိဝဒန္တိ သုဒ္ဓိဟူသောပုဒ်
 ၏အတ္ထော၊ အနက်တည်း၊ အနေကရူပေနဝဒန္တိ သုဒ္ဓိန္တိ၊ အနေကရူပေနဝဒ
 န္တိ သုဒ္ဓိဟူ သည် ကား၊ အနေကဝိဘောကုဘာမဂ်ထေန၊ များသောအပြား
 ရှိသော စင်စစ်အုတ်အုတ်ကြက်ကြက်သောမဂ်ထေသဖြင့်၊ သုဒ္ဓိ၊ စင်ခြင်းကို၊
 ဝိသုဒ္ဓိ၊ အထူး သဖြင့်စင်ခြင်းကို၊ ပရိသုဒ္ဓိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်
 စင်ခြင်းကို၊ မုတ္တိ၊ လွတ်ခြင်းကို၊ ဝိမုတ္တိ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိ
 မုတ္တိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့် လွတ်ခြင်းကို၊ ဝဒန္တိကထေန္တိ၊ ဆို
 ကုန်၏၊ ဘဏန္တိ၊ ရှုတ်ဆိုကုန်၏၊ ဒိပဟန္တိ၊ ပြာကုန်၏၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်
 ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အနေကရူပေနဝဒန္တိ သုဒ္ဓိန္တိ ပဒဿ၊ အနေ
 ကရူပေနဝဒန္တိ သုဒ္ဓိဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဘေဝေမုနိဖြူထိ
 အနောဗာတိန္ဒေယျပဒေ၊ ဘေဝေမုနိဖြူထိ အနောဗာတိန္ဒေယျဟူသော
 ဤပုဒ်နှင့်၊ ဘေဝေမုနိဖြူထိ ဘေဝေဟူ သည် ကား၊ ဒိဋ္ဌိပတိကေဝါ၊ မြင်ခြင်းကြားခြင်း
 ဖြင့်စင်ကြယ်၏ဟု အယူရှိကုန်သောသူတို့ကို၊ မုနိတိ၊ မုနိဟူသည်ကား၊ ဥာ
 တံ၊ လိကတံသော ဥာတံကို၊ ဝေဒနံ၊ မေဝနဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ (ပ)၊
 သင်္ဂဇာလံ၊ ရာဂစသည်ဖြင့် ပြိတွယ်ခြင်းကဏ္ဍာဒိဋ္ဌိဖြင့် မွေးရှက်ခြင်းကို၊
 အတိစ္စ၊ သွန်၍၊ ဝိရာဂေါ၊ တပ်ခြင်းကင်း၏၊ တေန ထိုကြောင့်၊ သော၊ ထို
 သူသည်၊ ရနိ၊ ရနိမည်၏၊ ဖြူထိအနောဗာ တိန္ဒေယျာနိ၊ ဖြူထိအနောဗာ
 တိန္ဒေယျဟူသည်ကား၊ ကာမောစံ၊ ကာမဟူသော ဩစာကို၊ ဘဝေါစံ၊
 ဘာဟူသော ဩစာကို၊ ဒိဋ္ဌာစံ၊ ဒိဋ္ဌိဟူသော ဩစာကို၊ အဝိဇ္ဇာစံ၊
 အဝိဇ္ဇာဟူသော ဩစာကို၊ အတိန္ဒေယျ၊ အနာဂါဝိမဂ်ဖြင့် မလွန်နိုင်ကုန်၊
 အနတိန္ဒေယျ၊ အရဟတ္တမဂ်ဖြင့်မလွန်နိုင်ကုန်၊ အနတိတ္တန္တေ၊ သောတာပတ္တိ
 မဂ်ဖြင့်မလွန်နိုင်ကုန်၊ အသမတိတ္တန္တေ၊ အရဟတ္တမဂ်ဖြင့် မလွန်နိုင်ကုန်၊
 အဝိဘိပတ္တေ၊ ဖိုက်ဖြင့်မလွန်နိုင်ကုန်၊ ကော၊ ထိုသူတို့သည်၊ အန္တောဇာတိ
 ဇရာမရဏေ၊ ဇာတိဇရာမရဏ၏အတွင်း၌၊ ပရိဝတ္တန္တိ၊ အဖန်တလဲလဲ
 ဖြစ်ကုန်၏၊ အန္တောသံသာရပထေ၊ သံသာရာဟူသော ခရီးအတွင်း၌၊ ပရိ
 ဝတ္တန္တိ၊ ဘာပြောင်းပြန်ပြန်လည်၍ဖြစ်ကုန်၏၊ ဇာတိယာ၊ ဇာတိသည်၊ အနု

ဂတာ၊ အစဉ်လိုက်ကုန်၏၊ ဇရာယ၊ ဇရာသည်၊ အနုသုဒ္ဓါ၊ အစဉ်နဲ့ကုန်၏၊
 ဗျာဓိနာ၊ ဗျာဓိသည်၊ အတိဘူဘာ၊ ဣင်းရိုးကုန်၏၊ မရဏော၊ မရဏသည်၊
 အတ္တဟာဘာ၊ နှိပ်စက်ကုန်၏၊ အတာဏာ၊ စောင့်ရှောက်ရာမရှိကုန်၊ အထေ
 ထာ၊ ပုန်းအောင်းရာမရှိကုန်၊ အသုဏော၊ ကိုးကွယ်ရာမရှိကုန်၊ အသုဇဏီ
 ဘူဘာ၊ ခြံသောသူတို့၏ ကိုးကွယ်ရာမရှိကုန်၊ ဣတိ၊ ဤသို့၊ ဗြူသိ၊ အာပိက္ခသိ၊
 ကြားတော်မူ၏၊ ဒေသေသိ၊ ဟောတော်မူ၏၊ ပညာပေသိ၊ သိစေ၏၊ ပဋ္ဌပေ
 သိ၊ ထား၏၊ ဝိဝေသိ၊ ဖွင့်၏၊ ဝိဘဇေသိ၊ ဝေဘန်၏၊ ဥတ္တရန္တိ၊ ကရောသိ၊ ထင်
 ပေါ်သည်ကိုပြု၏၊ ပကောသေသိ၊ ထင်ရှားပြု၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 ဘောစေဗြူသိ၊ အနောစာတိ၊ ဧတ္ထေတိပဒဿ၊ တေစေဗြူသိ၊ အနောစာတိ၊ ဧတ္ထ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အထကောစရဟိဒေဝမနုဿထော
 ကော၊ အထာရိဇာတိဉ္စ ဇရုဉ္စမာရိသာတိ၊ အထကောစရဟိဒေဝမနုဿထော
 ကော၊ အထာရိဇာတိဉ္စ ဇရုဉ္စမာရိသ ဟူသည်ကား၊ အထ၊ ထိုသို့ကြားခြင်း
 မြင်ခြင်းစသည်ဖြင့် စင်ကြယ်၏ ဟုအယူရှိသော သူတို့သည် ကြံစာလေး
 ပါးကိုမလွန်နိုင်ကုန်သည်ရှိသော်၊ သဒေဝကော၊ နတ်ပြည်ငါ့ကပ်နှင့်တကွ
 သော၊ သမာရကော၊ ဝသဝတ္တိနတ်ပြည်နှင့် တကွသော၊ သဗြဟ္မကော၊ ဗြဟ္မာ
 ပြည်နှင့်တကွသော၊ လောကော၊ ဩဘာသလောကန္တိ၊ သသမဏ၊ ဗြဟ္မဏီ
 ထာ၊ ခုဟန်းပုဏ္ဏားနှင့်တကွသော၊ သဒေဝမနုဿာယ၊ သမုတိနတ်တည်း
 ဟူသောမင်းကြွင်းသောလူနှင့်တကွသော၊ ပဇာယ၊ သတ္တသောကန္တိ၊ ကော
 သော၊ အတတ်သို့သော သူသည်၊ ဇာတိဇရာမရဏံ၊ ဇာတိဇရာ မရဏ
 ကံ၊ အဘာရိ၊ ကူးပြီးသနည်း၊ ဥတ္တရိ၊ အထူးသဖြင့်ကူးပြီးသနည်း၊ ပတရိ၊
 အပြားအားဖြင့် ကူးပြီးသနည်း၊ သမတိတ္တမိ၊ ကောင်းစွာလွန်ပြီးသနည်း၊
 ဝိတိဝတ္တိ၊ အထူးသဖြင့်လွန်ပြီးသနည်း၊ မာရိသာတိ၊ မာရိသဟူသည်ကား၊
 ဝိယဝစနံ၊ ချစ်၍ ဆိုခြင်းတည်း၊ ဂရုဝစနံ၊ အလေးအမြတ် ဆိုခြင်းတည်း၊
 မာရိသာတိဇေတံ၊ မာရိသဟူသော ဤသဒ္ဓါသည်၊ သဂါရဝထပွတ် သသမိ
 ဝစနံ၊ ရိုးသ တို့ဝပ်ခြင်းနှင့် တကွဆိုသော စကားတည်း၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ အသကောစရဟိ ဒေဝမနုဿထောကော၊ အထာရိဇာ
 တိဉ္စဇရုဉ္စမာရိသဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပုစ္ဆာမိတံဘဂဝါ
 ဗြူဟိမေတန္တိ၊ ဧတ္ထပဒေ၊ ပုစ္ဆာမိတံဘဂဝါ၊ ဗြူဟိမေတံ ဟူသောဤပုဒ်နှင့်
 ပုစ္ဆာမိတန္တိ၊ ပုစ္ဆာမိတံဟူသည်ကား၊ တံ၊ ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေး
 ပါ၏၊ တံ၊ ထိုအကြောင်းကို၊ ယာစာမိ၊ တောင်းပန်ပါ၏၊ တံ၊ ထိုအကြောင်း

ကို၊ အရှေ့သမိ၊ တိုက်တွန်းပါ၏။ တံ၊ ထိုအကြောင်းကို၊ ပဿဒေမိ၊ ကြည်ညိုပါ၏။ ဧတံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်အား၊ ကထယထု၊ ဟောတော်မူပါလော့။ ဘဂဝါတိ၊ ဘဂဝါဟူသော အမည်တော်သည်၊ ဂါရဝံ၊ ဝန်ရိုးသေ လေးမြတ်ခြင်းဖြင့်ဆိုသော အမည်တည်း။ (ပ)၊ ယဒိဘဂဝါတိနာမ်၊ အကြင်ဘဂဝါဟူသော အမည်တော်သည်၊ အတ္ထိရှိ၏။ ဧတံ၊ ထိုဘဂဝါဟူသော အမည်တော်သည်၊ သတ္ထိကား၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း။ ဗြူဟိမေတန္တိ၊ ဗြူဟိမေတံ ဟူသည်ကား၊ ဗြူဟိအာပိက္ခ၊ ကြားတော်မူပါလော့၊ ဒေသေဟိ၊ ဟောတော်မူပါလော့၊ ပညပေဟိ၊ သိပါစေလော့၊ ပဋ္ဌပေဟိ၊ ထားပါလော့၊ ဝိဝေ၊ ဖွင့်ပါလော့၊ ဝိဘဇေ၊ ဝေတန်လော့၊ ဥတ္တာနိ၊ ကရောဟိ၊ လိုသည့်ကိပြုပါလော့၊ ပကာသေဟိ၊ ထင်ရှားပြုပါလော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝုတ္ထာမိတံ၊ ဘဂဝါဗြူဟိမေတန္တိပဒေသ၊ ဝုတ္ထာမိတံဘဂဝါဗြူဟိမေတံဟူသောပုဒ်၏၊ အတ္ထေ၊ အနက်တည်း၊ ဧတေန၊ ထိုကြောင့်၊ သောဗြဟ္မဏော၊ ထိုနန္ဒပုဏ္ဏားသည်၊ ယေကေပိ၊ မေသမတ၊ ဗြဟ္မဏာသေ၊ ဣစ္စယသ္မာနန္ဒော၊ ဒိဋ္ဌသုတေနာပိ ဝဒန္တိသုဒ္ဓိံ၊ သိသဗ္ဗတေနာပိ ဝဒန္တိသုဒ္ဓိံ၊ အနုကဗ္ဗပေနဝဒန္တိသုဒ္ဓိံ၊ ဧတစေရနိဗြူသိအနောဇာတိဗ္ဗေ၊ အထကောစရဟိဒေဝမနုဿထောကော၊ အတာရိဇာတိဗ္ဗဇရဗ္ဗမာရိသ၊ ဝုတ္ထာမိတံဘဂဝါဗြူဟိမေတန္တိ၊ ယေကေပိမေသမတ၊ ဗြဟ္မဏာသေ၊ ဣစ္စယသ္မာနန္ဒော၊ ဒိဋ္ဌသုတေနာပိ ဝဒန္တိသုဒ္ဓိံ၊ သိသဗ္ဗတေနာပိ ဝဒန္တိသုဒ္ဓိံ၊ အနုကဗ္ဗပေနဝဒန္တိသုဒ္ဓိံ၊ ဧတစေရနိဗြူသိအနောဇာတိဗ္ဗေ၊ အထကောစရဟိဒေဝမနုဿထောကော၊ အတာရိဇာတိဗ္ဗဇရဗ္ဗမာရိသ၊ ဝုတ္ထာမိတံဘဂဝါဗြူဟိမေတံဟူ၍၊ အာဟ၊ သျှောက်ဆိုပြီး ။

နန္ဒ၊ နန္ဒပုဏ္ဏား၊ သဗ္ဗေ၊ ခပ်သိမ်း၊ ကုန်သော၊ သမတ၊ ဗြဟ္မဏာသေ၊ ဟောန်း၊ ပုဏ္ဏားတို့ကို၊ ဇာတိဇရာယ၊ ဇာတိဇရာသည်၊ နိဂတာတိ၊ ပိတ်ဖုံးအပ်ကုန်၏ဟု၊ အင်္ဂံ၊ ဝါထုရားသည်၊ နုဗြူမိ၊ ဟောတော်မူ၊ ဣဇ၊ ဤလောကဋ္ဌံ၊ ယေ၊ အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ဒိဋ္ဌဗ္ဗ၊ မြင်ခြင်းကို တည်းကောင်း၊ သုတံဝါ၊ ကြားခြင်းကိုတည်းကောင်း၊ ရုတံဝါ၊ တွေ့ခြင်းကိုတည်းကောင်း၊ သိသဗ္ဗတံဝါပိ၊ အကျင့်အမူအရာကိုတည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဟာယ၊ စွန့်၍၊ အနုကဗ္ဗပိ၊ ကောတုဟယမင်္ဂလာစသောများသော အပြားရှိသော၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဟာယ၊ စွန့်၍၊ တဏှံ၊ တဏှာကို၊ ပရိညာဟိ၊ ပရိညာဘ်သုံးပါးတို့ဖြင့်၊ ပဟာယ၊ ပယ်၍၊ အနာသဝါ၊ အာသဝေါတရားမရှိကုန်၊ ဝေ၊ စင်စစ်၊ တေနရာ၊ ထိုသူတို့ကို၊ ဩဇာတိဗ္ဗာတိ၊ ဩဇာထေးပါးမှ ကူးမြော်ကုန်ပြီး



သောသုခရှိဟူ၍ ဖြူမိ၊ ငါတုရားဟောတော်မူအပ်၏။ ဣတိ၊ ဤသို့၊ ဘဂဝါ၊
 မြတ်စွာတုရားသည်၊ ဝိသုဒ္ဓိယော၊ ဖြေတော်မူ၏။ နာဟံသဗ္ဗေသမဏာ၊ ဟော
 ဣသေနန္ဒဟတိဘဂဝါ၊ ဇာတိဇရာယနိဂုဏာတိ၊ ဖြူမိဟူသည်၊ နာဟံသဗ္ဗေသမ
 ဏာ၊ ဖြူမိဟူသောသေနန္ဒဟတိ ဘဂဝါ၊ ဇာတိဇရာယနိဂုဏာတိ ဖြူမိဟူသည်
 ကား၊ နန္ဒ နန္ဒပုဏ္ဏား၊ သဗ္ဗေ၊ ခပ်သိမ်းလှပသော၊ သမဏ၊ ဖြူမိဟူသော၊ ဟောနိ
 ပုဏ္ဏားတို့ကို၊ ဇာတိဇရာယ၊ ဇာတိဇရာသည်၊ အာဂုဏာ၊ ဝိတ်ပင်အပ်ကုန်
 ၏၊ နိဂုဏာ၊ မြက်အပ်ကုန်၏။ ဩဂုဏာ၊ ဇူးထွင်းအပ်ကုန်၏။ ဝိဟိကာ၊ ဝိတ်
 အပ်ကုန်၏။ ပရိတ္တန္တာ၊ ဇူးအပ်ကုန်၏။ ပရိကုဇ္ဇိတာ၊ မှောက်၍ထားအပ်ကုန်၏။
 ဣတိ၊ ဤသို့၊ အဘိ၊ ငါတုရားသည်၊ နဝဒါမိ၊ ဟောတော်မူ၊ ယေ သံ၊ အကြွင်
 သူတို့သည်၊ ပရိ သန္ဓိယော၊ ပရိ သန္ဓေတို့ကိုလည်းကောင်း၊ ဇာတိဇရာမရဏ
 ဉ္စ၊ ဇာတိဇရာမရဏကိုလည်းကောင်း၊ ဝဟိနာ၊ ပယ်အပ်လှန်ပြီး ဥဒ္ဓိန္နိမူဏာ
 အခြစ်အခင်းကိုဖြတ်အပ်ကုန်ပြီး တာသဝဝတ္ထုကဏာ၊ ထန်းပင်ထုတ်ကိုကွဲ
 သိပြီးအပ်ကုန်ပြီး အနာဘဝံကဏာ၊ တဖန်မဖြစ်ခြင်းသို့ ရောက်စေအပ်ကုန်
 ပြီး အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ မဖြစ်ပြန်ခြင်း သဘောရှိကုန်၏။
 တေသမဏ၊ ဖြူမိဟူသော၊ သိ၊ ဇာတိဇရာမရဏကို ပယ်ကုန်ပြီးသော ရဟန်း
 ပုဏ္ဏားတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ ဣတိ၊ ဤသို့၊ ဖြူမိ၊ အစိက္ခာမိ၊ ငါတုရား
 ကြားတော်မူ၏။ ဒေသမိ၊ ဟောတော်မူ၏။ ဗညပေမိ၊ သိစေတော်မူ၏။ ပဋ္ဌ
 ပေမိ၊ ထားတော်မူ၏။ ဝိဘရမိ၊ ဖွင့်တော်မူ၏။ ဝိဘဇာမိ၊ ဝေသာန်တော်
 မူ၏။ ဥတ္တန္တိ၊ ကရောမိ၊ ပေါ်သည်ကိုပြုတော်မူကုန်၏။ ဣတိအယံ၊ ဤသည်
 ယျင်၊ နာဟံသဗ္ဗေ သမဏ ဖြူမိဟူသော သေ နန္ဒဟတိ ဘဂဝါ၊ ဇာတိ ဇရာယ
 နိဂုဏာတိ ဖြူမိဟူသော၊ နာဟံသဗ္ဗေ သမဏ၊ ဖြူမိဟူသော သေ နန္ဒဟတိ
 ဘဂဝါ၊ ဇာတိဇရာယ နိဂုဏာတိ၊ ဖြူမိ ဟူသောပုဒ်၏။ အတ္ထော၊ အနက်
 တည်း၊ ယေသိခဒိဋ္ဌဉ္စ သုတံ၊ ခုတ်ခုတ်ဝါ သိသဗ္ဗတံဝါ၊ ပဟာယသဗ္ဗန္တိ၊ ယေ
 သိခဒိဋ္ဌဉ္စ သုတံ၊ ခုတ်ခုတ်ဝါ သိသဗ္ဗတံဝါ၊ ပဟာယသဗ္ဗန္တိဟူသည်ကား၊ ယေ၊
 အကြွင် သူတို့သည်၊ သဗ္ဗာဒိဋ္ဌ သုဒ္ဓိယော၊ မြင်ခြင်းသည် စင်ကြယ်၏
 ဟူသောခပ်သိမ်းသော အယူတို့ကို၊ ပဟာယဇဟိတွာ၊ စွန့်၍၊ ပဇဟိတွာ၊
 အကြားအားဖြင့်စွန့်၍၊ ဝိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကရိတွာ၊ ကင်းသည်
 ကိုပြု၍၊ အနာဘဝံကဏေတွာ၊ တဖန်မဖြစ်ခြင်းသို့ရောက်စေ၍၊ ယေ၊ အကြွင်
 သူတို့သည်၊ သဗ္ဗာသုတသုဒ္ဓိယော၊ ကြားခြင်းသည်စင်ကြယ်၏ ဟူသော
 ခပ်သိမ်းသော အယူတို့ကို၊ ပဟာယ၊ စွန့်၍၊ (ဇ)၊ ယေ၊ အကြွင်သူတို့သည်၊
 သဗ္ဗာသုတသုဒ္ဓိယော၊ တွေ့ခြင်းသည်စင်ကြယ်၏ ဟူသော ခပ်သိမ်းသော

အယု ဘို ဘို၊ ပဟာယ၊ စွန့်၍ (၁)၊ ယေ၊ အကြင် သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်း၊ ကုန်သော၊ ဒိဋ္ဌသုတ မုတ သဒ္ဓိယာ၊ မြင်ခြင်းကြားခြင်းတွေခြင်း တို့သည် စင်ကြယ် ကုန်၏ဟူသော အယုဘိုဘို၊ ပဟာယ၊ စွန့်၍၊ ယေ၊ အကြင် သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်း၊ ကုန်သော၊ သီလ သဒ္ဓိယော၊ အလေ့အကုန်သည် စင်ကြယ်၏ဟူသော အယုဘိုဘို၊ ပဟာယ၊ စွန့်၍၊ ယေ၊ အကြင် သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်း၊ ကုန်သော၊ ဝတ သဒ္ဓိယော၊ အမူအရာသည် စင်ကြယ်၏ဟူသော အယုဘိုဘို၊ ပဟာယ၊ စွန့်၍၊ ယေ၊ အကြင် သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်း၊ ကုန်သော၊ သီလဗ္ဗတ သဒ္ဓိယော၊ အလေ့အကုန် အမူအရာတို့သည် စင်ကြယ် ကုန်၏ဟူသော အယုဘိုဘို၊ ပဟာယ ဇဟိတွာ၊ စွန့်၍၊ ပဇဟိတွာ၊ အပြားအားဖြင့် စွန့်၍၊ ဝိနောဒေတွာ၊ ဖျောက်၍၊ ဗျန္တိ ကရိတွာ၊ ကင်းသည်ကို ပြု၍၊ အနဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေတွာ၊ ရောက်စေ၍၊ ဣတိ အယံ၊ ဤသည်လျှင်၊ ယေသီ ဝိဒ္ဓိဋ္ဌသုတံ ခုတံ ဝါ သီလဗ္ဗတံ ဝါ ဝိပဟာယ သဗ္ဗန္တိ ပဒယ၊ ယေသီ ဝိဒ္ဓိဋ္ဌသုတံ ခုတံ ဝါ သီလဗ္ဗတံ ဝါ ဝိပဟာယ သဗ္ဗန္တိ ဟူသော ပုဒ်၏ အတ္ထော၊ အနက်တည်း၊ အနေက ဂ္ဂု ဝိပဟာယ သဗ္ဗန္တိ၊ အနေက ဂ္ဂု ဝိပဟာယ သဗ္ဗန္တိ ဟူသည်ကား၊ အနေက ဝိပဟာယ ကုတု ဟာလ ဝေ ဝေ န၊ များသော အပြားရှိသော အုတ်အုတ် ကြက်ကြက်သော မင်္ဂလာဖြင့်၊ သဒ္ဓိ၊ စင်ကြယ်ခြင်းကို၊ ဝိသဒ္ဓိ၊ အထူးသဖြင့် စင်ကြယ်ခြင်းကို၊ ပရိသဒ္ဓိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့် စင်ကြယ်ခြင်းကို၊ မုတ္တိ၊ လွတ်ခြင်းကို၊ ဝိမုတ္တိ၊ အထူးသဖြင့် လွတ်ခြင်းကို၊ ပရိမုတ္တိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့် လွတ်ခြင်းကို၊ ပဟာယ ဇဟိတွာ၊ စွန့်၍၊ ပဇဟိတွာ၊ အပြားအားဖြင့် စွန့်၍၊ ဝိနောဒေတွာ၊ ဖျောက်၍၊ ဗျန္တိ ကရိတွာ၊ ကင်းသည်ကို ပြု၍၊ အနဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေတွာ၊ ရောက်စေ၍၊ ဣတိ အယံ၊ ဤသည်လျှင်၊ အနေက ဂ္ဂု ဝိပဟာယ သဗ္ဗန္တိ ပဒယ၊ အနေက ဂ္ဂု ဝိပဟာယ သဗ္ဗန္တိ ဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တဗ္ဗံ ပရိညာယ အနာသ ဝါ ယေ တေ ဝေ န ရ၊ ဩ စာ ဝိ ဣ ဝ တိ ဗြူ ဝိ တိ ဣ ပ ဒေ၊ တဗ္ဗံ ပရိညာယ အနာသ ဝါ ယေ တေ ဝေ န ရ၊ ဩ စာ ဝိ ဣ ဝ တိ ဗြူ ဝိ ဟူသော ဤပုဒ်၌၊ တဗ္ဗာတိ၊ တဗ္ဗာဟူသည်ကား၊ ရူပတဗ္ဗာ၊ ရူပါရုံ၌ တပ်ခြင်းတဗ္ဗာ လည်းကောင်း၊ သဒ္ဓတဗ္ဗာ၊ သဒ္ဓါရုံ၌ တပ်ခြင်းလည်းကောင်း၊ ဂန္ဓတဗ္ဗာ၊ ဂန္ဓာရုံ၌ တပ်ခြင်းတဗ္ဗာလည်းကောင်း၊ ရသတဗ္ဗာ၊ ရသာရုံ၌ တပ်ခြင်းတဗ္ဗာလည်း၊ ဗောဇ္ဇဗ္ဗတဗ္ဗာ၊ ဗောဇ္ဇဗ္ဗာရုံ၌ တပ်ခြင်းတဗ္ဗာလည်းကောင်း၊ ဓမ္မတဗ္ဗာ၊ ဓမ္မာရုံ၌ တပ်ခြင်းတဗ္ဗာလည်းကောင်း၊ တဗ္ဗံ ပရိညာယာတိ၊ တဗ္ဗံ ပရိညာယ ဟူသည်ကား၊ တဗ္ဗံ၊ တပ်ခြင်း

ခြင်းတဏှာကို၊ ညာဘာပရိညာယ၊ ညာဘာပရိညာယံဖြင့်၊ တီရေဏပရိညာ
 ယ၊ တီရေဏပရိညာဏံဖြင့်၊ ပဟာနပရိညာယ၊ ပဟာနပရိညာဏံဖြင့်၊ တီဟိ
 ပရိညာဟိ၊ သံပါးကုန်သောပရိညာဏံ ဟိဖြင့်၊ ပရိဘာနေယျ၊ ပိုင်းခြား၍ထိ
 ရာ၏၊ ညာဘာပရိညာ၊ ညာဘာပရိညာဏံသည်၊ ကတမာ၊ အဘယ်နည်း၊ တ
 ဏှာ၊ တဏှာကို၊ ပရိဘာနာဟိ၊ ပိုင်းခြား၍ထိ၏၊ အယံ၊ ဤသည်ကား၊ ရူပတ
 ဏှာ၊ ရူပတဏှာတည်း၊ အယံ၊ ဤသည်ကား၊ သဒ္ဓတဏှာ၊ သဒ္ဓတဏှာ
 တည်း၊ အယံ၊ ဤသည်ကား၊ ဂန္ဓတဏှာ၊ ဂန္ဓတဏှာတည်း၊ အယံ၊ ဤသည်
 ကား၊ ရေတဏှာ၊ ရေတဏှာတည်း၊ အယံ၊ ဤသည်ကား၊ ဖောဠဗ္ဗတဏှာ
 ဖောဠဗ္ဗတဏှာတည်း၊ အယံ၊ ဤသည်ကား၊ ဓမ္မတဏှာ၊ ဓမ္မတဏှာတည်း၊
 ဣတိ၊ ဤသို့၊ ဇာနာဟိ၊ ထင်ရှားထိ၏၊ ပဿတံ၊ မြင်၏၊ အယံ၊ ဤသည်ကား၊
 ညာဘာပရိညာ၊ ညာဘာပရိညာဏံမည်၏၊ တီရေဏပရိညာ၊ တီရေဏပရိညာဏံ
 သည်၊ ကတမာ၊ အဘယ်နည်း၊ ဧဝံ၊ ဤသို့၊ ညာတံ၊ ထင်ရှားသည်ကို၊ ကတော၊
 ပြု၍၊ တဏှာ၊ တဏှာကို၊ တီရေဏံ၊ လွန်၏၊ အနိစ္စတော၊ အဖြိုးရှိသောအား
 ဖြင့်၊ ဒုက္ခတော၊ ဆင်းရဲသောအားဖြင့်၊ ရောဂတော၊ ကျင်နာသောအားဖြင့်၊
 ဂဏှတော၊ ကိလေသာဟူသော အိုင်အနာအားဖြင့်၊ (ဇ)၊ နိဿ ရဏတော၊
 ထွက်မြောက်သောအားဖြင့်၊ တီရေဏံ၊ လွန်၏၊ အယံ ဤသည်ကား၊ တီရေဏ
 ပရိညာ၊ တီရေဏပရိညာဏံမည်၏၊ ပဟာနပရိညာ၊ ပဟာနပရိညာဏံသည်
 ကတမာ၊ အဘယ်နည်း၊ ဧဝံ၊ ဤသို့၊ တီရေယိတွာ၊ လွန်၍၊ တဏှာ၊ တံ၊ မြင်း
 ကို၊ ပဇာဟိ၊ စွန့်၏၊ ဝိနောဒေတိ၊ ပျောက်၏၊ ဗျန္တိ၊ ကရေတိ၊ ကင်းသည်
 ကိုပြု၏၊ အနာဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေတိ၊ ရေခံ၏၊ ဟိသတ္ထံ၊ မှန်၏၊ ဝဂဝ
 တာ၊ မြတ်စွာထူးသည်၊ ယောတိက္ခဝေတဏှာယ၊ ဆန္ဒရုဂေါတံပဇာဟ
 ထဧဝံ သာတဏှာယ၊ ပဟိနာဘဝိ၊ ယတိဥဒ္ဓိန္နံ မူလတာယ၊ ဝတ္ထုကတာအန
 ဘာဝံဂတာ၊ အာယတိ အနုပ္ပါဒဓမ္မာတိ၊ ယောတိက္ခဝေတဏှာယ၊ ဆန္ဒရုဂေါ
 တံပဇာဟထဧဝံ သာတဏှာယ၊ ပဟိနာဘဝိ၊ ယတိဥဒ္ဓိန္နံ မူလတာယ၊ ဝတ္ထု
 ကတာအနဘာဝံဂတာ၊ အာယတိ အနုပ္ပါဒဓမ္မာဟူသော၊ ဧတံဝစနံ၊ ဤစကား
 ကို၊ ဝတ္ထု၊ ဟောတံ၊ မူအပ်ပြီး၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တဏှာယ၊ တဏှာ၌၊
 ယောဆန္ဒရုဂေါ၊ အကြင်ဆန္ဒရာဂသည်၊ အတ္ထိ၊ ရှိ၏၊ ဘံ၊ ထိုဆန္ဒရာဂကို၊
 ပဇာဟယ၊ စွန့်ကုန်သော၊ ဧဝံ၊ ဤသို့၊ စွန့်ကုန်သည်ရှိသော်၊ သာတဏှာ၊ ထိုတ
 ဏှာကို၊ ပဟိနာ၊ ပယ်အပ်သည်၊ ဘဝိယတိ၊ ဖြစ်လတ္တံ့၊ ဥဒ္ဓိန္နံ မူလာ၊ အ
 ရင်းကို ဖြတ်အပ်သည်၊ တာယ၊ ဝတ္ထုကတာ၊ ထန်းပင်ခုတ်ကဲ့သို့ ပြုအပ်
 သည်၊ အနာဘာဝံဂတာ၊ တဖန်မဖြစ်ပြန်ခြင်းသို့ ရောက်စေအပ်ပြီးသည်။



အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်း၊ သဘောရှိသည်၊ တဝိဿာ
 တိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊ ဘောဇောတ်မှုအပ်၏၊ အယံ၊ ဤသည်ကား၊
 ဝဘာနပရိညာ၊ မဟာနပရိညာဏ်မည်၏၊ တဏှံပရိညာယာဇာတ်၊ တဏှံ
 ပရိညာယဟုသည်ကား၊ တဏှံတဏှာကို၊ ဣမာဟိတီဟိပရိညာဟိ၊ ဤ
 သုံးပါးသောပရိညာဏ်တို့ဖြင့်၊ ပရိဇာနိတွာ၊ ပိုင်းခြားသောအားဖြင့်သိ၍၊
 အနာသဝါတိ၊ အနာသဝါဟုသည်ကား၊ ကမမာသဝေါ၊ ကာမဟူသောအာ
 သာလည်းကောင်း၊ တဝါသဝေါ၊ တဝဟူသော အာသဝလည်းကောင်း၊
 ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌိဟူသောအာသဝလည်းကောင်း၊ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာဟူ
 သော အာသဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ အာသဝေါ၊ အာသဝတို့သည်၊
 စက္ကာရော၊ လေးပါးတို့တည်း၊ ယေသံ၊ အကြင်သူတို့သည်၊ ဣမေအာသဝေါ၊
 ဤအာသဝတို့ကို၊ ပဟိနာ၊ ပတ်အပ်ကုန်ပြီ၊ ဥတ္တိန္ဒမူလော၊ အင်းကိုဖြတ်မှတ်
 ကုန်ပြီ၊ တာသဝတ္ထု၊ ကာသဝ၊ ထန်းပင်ရတ်ကိုကွဲသို့ပြုအပ်ကုန်ပြီ၊ အနာဘာဝံ
 ဝဘာ၊ တဖန်မဖြစ်ခြင်းသို့ ရောက်စေအပ်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊
 အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်း၊ သဘောရှိကုန်၏၊ တေ၊ ထိုသူတို့ကို၊ အနာသဝါ၊ အ
 နာသဝဟူ၍၊ ဝုတ္တိန္ဒိ၊ ဆိုအပ်ကုန်၏၊ ဘောတိ၊ ယေဟုသည်ကား၊ ဒိ၊ ကာသဝါ၊
 ကုန်ပြီးသော အာသဝေါရှိကုန်သော၊ အရဟန္တာ၊ ရဟန္တာတို့သည်၊ တ
 ဏှံပရိညာယအနာသဝါယေတေဝေနာ၊ ဩဇာတိန္ဒာတိ၊ ဩ၊ ဝိတိ၊ တဏှံ
 ပရိညာယ အနာသဝါယေတေဝေနာ၊ ဩဇာတိန္ဒာတိ၊ ဩ၊ ဝိဟုသည်ကား၊
 ယေ၊ အကြင်ရဟန္တာတို့သည်၊ တဏှံ၊ တဏှာကို၊ ပရိညာယ၊ သုံးပါးသော
 ပရိညာဏ်ဖြင့်သိ၍၊ အနာသဝါ၊ အာသဝေါကင်းကုန်၏၊ တေ၊ ထိုရဟန္တာတို့
 သည်၊ ကာမေပသံ၊ ကာမဟူသော၊ ဩဇာကို၊ ကိန္ဒာ၊ ကူးမြေကုန်ပြီ၊ ဘဝေါ
 ယံ၊ တဝဟူသော၊ ဩဇာကို၊ တိန္ဒာ၊ ကူးမြေကုန်ပြီ၊ ဒိဋ္ဌာယံ၊ ဒိဋ္ဌိဟူသော
 ဩဇာကို၊ တိန္ဒာ၊ ကူးမြေကုန်ပြီ၊ အဝိဇ္ဇာယံ၊ အဝိဇ္ဇာဟူသော ဩဇာကို၊
 တိန္ဒာ၊ ကူးမြေကုန်ပြီ၊ သဗ္ဗံ၊ အသုံးစုံသော၊ သံသာရပထံ၊ သံသာရာဟူ
 သောခရီးကို၊ တိန္ဒာ၊ ကူးမြေကုန်ပြီ၊ ဥတိန္ဒာ၊ အထူးသဖြင့်ကူးမြေက
 ကုန်ပြီ၊ နိတ္တိန္ဒာ၊ အကြွင်းမရှိသောအားဖြင့်ကူးမြေကုန်ပြီ၊ အတိတ္တန္တာ
 လွန်ကုန်ပြီ၊ သမတိတ္တန္တာ၊ ကောင်းစွာလွန်ကုန်ပြီ၊ ဝိတိဝတ္ထာ၊ အထူးသ
 ဖြင့်လွန်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ ဩ၊ ဝိအာဝိက္ခာမိ၊ ဝါထရားကြားထော်မှု၏၊ ဒေ
 သမိ၊ ဘောဇောတ်မှု၏၊ ပညာပေမိ၊ ထိစေတော်မှု၏၊ ပဋ္ဌပေမိ၊ ထားတော်မှု၏၊
 ဝိဝရာမိ၊ ဖွင့်တော်မှု၏၊ ဝိအာဇာမိ၊ ဝေဘန်တော်မှု၏၊ ဥတ္တာနိ၊ ကရောမိ၊ ပေါ
 သည်ကို ပြုတော်မှု၏၊ ပကာသေမိ၊ ထင်ရှားပြုတော်မှု၏၊ ဣတိ၊ အယံ၊ ဤ

သည့်လျှင်၊ တဏှံပရိညာယ အနာသဝါယော၊ တေဝေနရာ ဩစတိဏ္ဍာ
 တိဖြူမိ ဘိပဒယ၊ တဏှံပရိညာယ အနာသဝါယောတေနရာဩစတိဏ္ဍာ
 တိဖြူမိဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာထူးများသည်၊ နာဟံ သဗ္ဗေသမဏုဗြဟ္မဏာ၊ သောနန္ဒာတိဘဂဝါ၊
 ဇာတိဇရာယနိဂုဏာတိဖြူမိ၊ ယေဝိဓိဗိဇ္ဇဉ္ဇသုတံမုတံဝါ သီလဗ္ဗတံဝါပိ
 ပဟာတဗ္ဗံ၊ အနေကရူပဋိပဟာယသဗ္ဗံ၊ တဏှံပရိညာယအနာသဝါယော
 တေနရာဩစတိဏ္ဍာတိဖြူမိ၊ နာဟံသဗ္ဗေသမဏုဗြဟ္မဏာသော
 နန္ဒာတိဘဂဝါ၊ ဇာတိဇရာယနိဂုဏာတိဖြူမိယေဝိဓိဗိဇ္ဇဉ္ဇသုတံမုတံဝါ၊
 သီလဗ္ဗတံဝါပိပဟာတဗ္ဗံ၊ အနေကရူပဋိပဟာယသဗ္ဗံ၊ တဏှံပရိညာယ အ
 နာသဝါယောတေနရာ ဩစတိဏ္ဍာတိဖြူမိဟူ၍၊ အာဟ၊ ဟောတေဝံမုဖြူ။

ဂေါဟမဂေါဟမအန္ဓယ်ဖြစ်တော်မူသောအရှင်ထူးများ၊ မဟေသိနော၊
 အရှင်ထူးများ၏ဘေသာစား၍ သို့ဟောတော်မူအပ်သော စကားကို၊ အဘိနန္ဒာမိ၊
 အလွန်နှစ်သက်ပါ၏၊ တယာ၊ အရှင်ထူးများသည်၊ နုပဓိကံ၊ နိဗ္ဗာန်ကို၊ သု
 ကိတ္တိတံ၊ ကောင်းစွာကြားအပ်ပြီ၊ ဣဓ၊ ဤသာသနာတော်၌၊ ယေ၊ အကြင်
 သူတို့သည်၊ ဗိဇ္ဇဉ္ဇ၊ မြင်ခြင်းကိုလည်းကောင်း၊ သုတံဝါ၊ ကြားခြင်းကိုလည်း
 ကောင်း၊ မုတံဝါ၊ ထွေခြင်းကိုလည်းကောင်း၊ သီလဗ္ဗတံဝါ၊ အလှူအကျင့်
 အမှုအရာကို လည်းကောင်း၊ သဗ္ဗံပိ၊ အစုံစုံကိုလည်း၊ ပဟာယ၊ ပယ်၍၊
 အနေကရူပံ များသော အပြားရှိသော အုတ်အုတ်ကြွက်ကြွက် မင်္ဂလဟူ
 သော၊ သဗ္ဗံပိ၊ အစုံစုံကိုလည်း၊ ပဟာယ၊ ပယ်၍၊ ယေ၊ အကြင်သူတို့သည်၊
 တဏှံ၊ တဏှာကို၊ ပရိညာယ၊ သုံးပါးသော ပရိညာတော်ဖြင့်သိကုန်၍၊ အနာ
 သဝါ၊ သာ၊ အာသဝေါကင်းကုန်၏၊ တေပိ၊ ထိုသူတို့ကိုလည်း၊ ဩစတိဏ္ဍာ
 ပိ၊ ဩစာလေးပါးကိုကူးမြောက်ပြီးသောသူတို့ဟူ၍၊ အဟံ၊ ငါထူးများသည်၊
 ဖြူမိ ဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ မဟေသိနော၊ မြတ်စွာထူးများ၏၊ ဇေဝံ
 ဝစော၊ ဤသို့ဟောတော်မူအပ်သော စကားတော်ကို၊ အဘိနန္ဒာမိ၊ အလွန်
 နှစ်သက်ပါ၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ လျှောက်ပြီ၊ တောဘိနန္ဒာမိဝစော
 မဟေသိနောတိဇ္ဈေပဒေ၊ တောဘိနန္ဒာမိဝစောမဟေသိနော ဟူသောဤ
 ပုဒ်၌၊ တေန္တိ၊ ဘေဟူသည်ကား၊ တုယံ၊ အရှင်ထူးများ၏၊ ဝစနံ၊ စကားတော်
 ကို၊ ဗျဟံ၊ ဆိုခြင်းအကြောင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊ အနုသန္တိ၊ ဆုံး
 မကမြစ်ခြင်းကို၊ နန္ဒာမိ၊ နှစ်သက်ပါ၏၊ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏၊
 မောဒမိ၊ ဝမ်းမြောက်ပါ၏၊ အနုမောဒမိ၊ အလွန်ဝမ်းမြောက်ပါ၏၊ ဣန္ဒာမိ၊ အ
 လိုရှိပါ၏၊ သာဒိယမိ၊ သာယာပါ၏၊ ပဉ္စယာမိ၊ ဘောဇံတပါ၏၊ ပိဟယာမိ၊



ချစ်ခြင်းကို ဖြစ်ပါစေ၏။ အဘိဓမ္မာ၊ တောင့်တသောအားဖြင့် ပြောဆို
 ပါ၏။ မဟေသိနေတိ၊ မဟေသိနေဟူ သည်ကား၊ ဘဝ၀၊ မြတ်စွာဘုရား
 သည်၊ မဟေသိ၊ မြတ်သောစရားအပေါင်းကိုရှာထေ့ရှိုတော်မူ၏။ မဟေ
 မြတ်သော၊ သိသက္ကန္တံ၊ သိသက္ကန္တံ ဇူးအပေါင်းကို၊ ဇေတိ၊ မှာတော်မူတတ်
 ၏။ ဂဝေသိ၊ ကျေးဇူးကို ရှာတော်မူတတ်၏။ ပရိယေသိ၊ အဖန်ဟလဲလဲရှာ
 တော်မူတတ်၏။ ဣတိ၊ ထိုကြောင့် မဟေသိ၊ မဟေသိမည်တော်မူ၏။ (ပ)။
 ကဟံဒေဒေဝါ၊ နတ်တကာတို့ထက် နတ်မြတ်ဖြစ်ထေ့မူသော မြတ်စွာ
 ဘုရားသည်အဘယ်မှာနည်း။ ကဟံနိရာသတေ၊ လူကကတို့ထက်မြတ်
 တော်မူသောဘုရားသခင်သည် အဘယ်မှာနည်းဟု၊ ဇေတိ၊ ရှာအပ်၏။ ဣတိ၊
 ထိုကြောင့်၊ မဟေသိ၊ မဟေသိမည်တော်မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊
 တောတိနန္ဒာမိဝစောမဟေသိနေတိပဒေသ၊ တောတိနန္ဒာမိဝစောမဟေသ
 သိနေဟူသောပုဒ်၏။ အတ္ထေ၊ အနက်တည်း။ သုကိတ္တိတံဂေါတမနုပမိကန္တိ
 ဝတ္ထေပဒေ၊ သုကိတ္တိတံဂေါတမနုပမိကံဟူသောဤပုဒ်၌၊ သုကိတ္တိတံ၊ သု
 ကိတ္တိတံဟူ သည်ကား၊ သွားမိက္ခိတံ၊ ကောင်းစွာကြားအပ်ပြီး၊ သုဒေသိတံ၊
 ကောင်းစွာကောအပ်ပြီး၊ သုပညာပိတံ၊ ကောင်းစွာသိစေအပ်ပြီး၊ သုပဋိတံ၊
 ကောင်းစွာထားအပ်ပြီး၊ သုဝိဝရံ၊ ကောင်းစွာဖွင့်အပ်ပြီး၊ သုဝိဘတ္တံ၊ ကောင်း
 စွာဝေဖန်အပ်ပြီး၊ သုဥတ္တပနိကတံ၊ ကောင်းစွာပေါ်သည်ကို ပြုအပ်ပြီး၊ သုပ
 ကာသိတံ၊ ကောင်းစွာထင်ရှားပြုအပ်ပြီး၊ ဂေါတမနုပမိကန္တိဝတ္ထေပဒေ၊ ဂေါ
 တမနုပမိကံဟူသောပုဒ်၌၊ ကိလေသစ၊ ကိလေသာတို့ကို ထည်းကောင်း။
 ခန္ဓာစ၊ ခန္ဓာတို့ကိုထည်းကောင်း။ အဘိသင်္ခါရာစ၊ အဘိသင်္ခါရတို့ကိုထည်း
 ကောင်း။ ဥပမိ၊ ဥပမိဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဥပမိပဟာနံ၊ ဥပမိဇာတိ
 ဖြစ်သော၊ ဥပမိဂူပသမံ၊ ဥပမိ၏ ငြိမ်းရာဖြစ်သော၊ ဥပမိနိသံ၊ ဝှံ၊ ဥပမိကံစွန့်
 ရာဖြစ်သော၊ ဥပမိပဏန္တံ၊ ဥပမိ၏အလွန်ငြိမ်းရာဖြစ်သော၊ အမတံ၊ ငေ ခြင်း
 ကင်းသော၊ နိဗ္ဗာနံ နိဗ္ဗာနံကို၊ သုကိတ္တိတံ၊ ကောင်းစွာ ကြားအပ်ပြီး၊ ဣတိအယံ
 ဤသည်လျှင်၊ သုကိတ္တိတံဂေါတမနုပမိကန္တိဝတ္ထေပဒေ၊ သုကိတ္တိတံဂေါတမ
 နုပမိကံ ဟူသောပုဒ်၏။ အတ္ထေ၊ အနက်တည်း။ ယေသိခဒိဋ္ဌဉ္စသုတံရတံဝါ
 သိသဗ္ဗတံဝါပိပဟာယသဗ္ဗန္တိ၊ ယေ သိခဒိဋ္ဌဉ္စသုတံရတံဝါ သိသဗ္ဗတံဝါပိ
 ပဟာယသဗ္ဗန္တိဟူ သည်ကား၊ ယေ၊ အကြင်သူကိုသည်၊ သဗ္ဗန္တိ၊ ဝိဇ္ဇာသန္တိသော၊
 မြင်သမျှ သသံစင်ကြယ်၏ဟူသော ခပ်သိမ်းသော အယူကိုပဟာယဇ
 ဟိတွာ၊ စွန့်ကုန်၍၊ ပဇဟိတွာ၊ အပြားအားဖြင့်စွန့်ကုန်၍၊ ဝိပေဒေတွာ၊
 ပျောက်ကုန်၍၊ ဗျန္တိ ကတွာ၊ ကင်းသည်ကိုပြုကုန်၍၊ အနာဘဝံဂမေတွာ၊

တဖန်မဖြစ်ခြင်းသို့ရောက်စေကုန်၍၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာသုတ
သုဒ္ဓါယော၊ ကြားခြင်းသည်စင်ကြယ်၏ဟူသော ခပ်သိမ်းသော အယူတို့ကို၊
ပဟာယ၊ စွန့်ကုန်၍၊ (ပ)၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာရတသုဒ္ဓါယော၊
တွေ့ခြင်းသည်စင်ကြယ်၏ဟူသော ခပ်သိမ်းသော အယူတို့ကို၊ ပဟာယ၊
စွန့်ကုန်၍၊ (လ)၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ ဒိဋ္ဌသု
ထရဘသုဒ္ဓါယော၊ မြင်ခြင်းကြားခြင်းတွေ့ခြင်းတို့သည် စင်ကြယ်ကုန်၏
ဟူသော အယူတို့ကို၊ ပဟာယ၊ စွန့်ကုန်၍၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာ၊
ခပ်သိမ်းကုန်သော၊ ဝီရိယသုဒ္ဓါယော၊ အထေ့အကျင့်သည်စင်ကြယ်၏ဟူ
သော အယူတို့ကို၊ ပဟာယ၊ စွန့်ကုန်၍၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာ၊
ခပ်သိမ်းကုန်သော၊ ဝကသုဒ္ဓါယော။ အမူအရာသည်စင်ကြယ်၏ဟူသော
အယူတို့ကို၊ ပဟာယ၊ စွန့်ကုန်၍၊ ယေ၊ အကြင်သူတို့သည်၊ သဗ္ဗာ၊ ခပ်သိမ်း
ကုန်သော၊ ဝီရိယသုဒ္ဓါယော၊ အထေ့အကျင့် အမူအရာတို့သည်စင်
ကြယ်ကုန်၏ ဟူသော အယူတို့ကို၊ ပဟာယ၊ ဖဟိတွာ၊ စွန့်ကုန်၍၊ ပဇ
ဟိတွာ၊ အပြားအားဖြင့်စွန့်ကုန်၍၊ ဝိနောဒေတွာ၊ ဖျောက်ကုန်၍၊ ဗျန္တိံက
ရိတွာ၊ ကင်းသည်ကိုပြုကုန်၍၊ အနာဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဝမေတွာ၊
ရောက်စေကုန်၍၊ ဣတိအယံ၊ ဤသည်သျှင်၊ ယေဝီဓဒိဋ္ဌဉ္စသုတံရတံဝါသီ
လဗ္ဗကံဝါဝိပဟာယ သဗ္ဗန္တိပဒယ၊ ယေဝီဓဒိဋ္ဌဉ္စသုတံရတံဝါသီလဗ္ဗကံ
ဝါဝိပဟာယ သဗ္ဗံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အနေကရူပမ္ဘိ
ပဟာယသဗ္ဗန္တိ၊ အနေကရူပမ္ဘိပဟာယသဗ္ဗံဟူသည်ကား၊ အနေက၊ ဝိမ
တာကုတုဟမင်္ဂလေန၊ များသောအပြားရှိသော အုတ်အုတ်ကြက်ကြက်
သောမင်္ဂလာဖြင့်၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊ ဝိသုဒ္ဓိံ၊ အထူးအဖြင့်စင်ကြယ်
ခြင်းကို၊ ပရိသုဒ္ဓိံ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ကြယ်ခြင်းကို၊ ရတ္တိံ
လွတ်ခြင်းကို၊ ဝိရတ္တိံ၊ အထူးသဖြင့်လွတ်ခြင်းကို၊ ပရိရတ္တိံ၊ ခပ်သိမ်း
သောအခြင်းအရာဖြင့်လွတ်ခြင်းကို၊ ပဟာယ၊ ဖဟိတွာ၊ စွန့်ကုန်၍၊ ပဇ
ဟိတွာ၊ အပြားအားဖြင့်စွန့်ကုန်၍၊ ဝိနောဒေတွာ၊ ဖျောက်ကုန်၍၊ ဗျန္တိံက
ရိတွာ၊ ကင်းသည်ကိုပြုကုန်၍၊ အနာဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဝမေတွာ၊
ရောက်ကုန်၍၊ ဣတိအယံ၊ ဤသည်သျှင်၊ အနေက ရူပမ္ဘိပဟာယသဗ္ဗန္တိ
ပဒယ၊ အနေကရူပမ္ဘိပဟာယသဗ္ဗံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
တဏှံပရိညာယအနာသဝါ သေတေဝေနရာဩဇာတိဏ္ဍာတိ၊ ဖြူမိတိတ္ထေ
ပဒေ၊ တဏှံပရိညာယ အနာသဝါသေတေဝေနရာ ဩဇာတိဏ္ဍာတိ၊ ဖြူမိ
ဟူသောဤပုဒ်၌၊ တဏှာတိ၊ တဏှာဟူသည်ကား၊ ရူပတဏှာ၊ ရူပပုဒ်၌တင်

ခြင်းတဏှာ၊ လည်းကောင်း၊ သန္ဓတဏှာ၊ သန္ဓါရုံ၌တင်ခြင်းတဏှာလည်း
 ကောင်း၊ ဂန္ဓတဏှာ၊ ဂန္ဓရုံ၌တင်ခြင်းတဏှာလည်းကောင်း၊ ရသတဏှာ၊
 ရသရုံ၌တင်ခြင်းတဏှာလည်းကောင်း၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗရုံ၌
 တင်ခြင်းတဏှာလည်းကောင်း၊ ဓမ္မတဏှာ၊ ဓမ္မရုံ၌တင်ခြင်းတဏှာလည်း
 ကောင်း၊ တဏှာပရိညာယာတိ၊ တဏှာပရိညာယ ဟူသည်ကား၊ တဏှာ၊
 တင်ခြင်းတဏှာကို၊ ညာတပရိညာယ၊ ညာတပရိညာဏ်ဖြင့်၊ တိရုဏပရိ
 ညာယ၊ တိရုဏပရိညာဏ်ဖြင့်၊ ပဟာနပရိညာယ၊ ပဟာနပရိညာဏ်ဖြင့်၊
 တိဟိပရိညာတိ၊ သုံးပါးကုန်သောပရိညာဏ်တို့ဖြင့်၊ ပရိဇာနေယျ၊ ပိုင်းခြား
 ၍သိရာ၏၊ ညာတပရိညာ၊ ညာတပရိညာဏ်သည်၊ ကတမာ၊ အဘယ်နည်း၊
 တဏှာ၊ တဏှာကို၊ ပရိဇာတိ၊ ပိုင်၊ ခြား၍သိ၏၊ အယ်၊ ဤသည်ကား၊ ရူပ
 တဏှာ၊ ရူပတဏှာတည်း၊ အယ်၊ ဤသည်ကား၊ သန္ဓတဏှာ၊ သန္ဓတဏှာ
 တည်း၊ အယ်၊ ဤသည်ကား၊ ဂန္ဓတဏှာ၊ ဂန္ဓတဏှာတည်း၊ အယ်၊ ဤသည်
 ကား၊ ရသတဏှာ၊ ရသတဏှာတည်း၊ အယ်၊ ဤသည်ကား၊ ဖောဋ္ဌဗ္ဗတဏှာ
 ဖောဋ္ဌဗ္ဗတဏှာတည်း၊ အယ်၊ ဤသည်ကား၊ ဓမ္မတဏှာ၊ ဓမ္မတဏှာတည်း၊
 ဣတိ၊ ဤသို့၊ ဇာနာတိ၊ ထင်ရှားသိ၏၊ ပဿတိ၊ မြင်၏၊ အယ်၊ ဤသည်ကား၊
 ညာတပရိညာ၊ ညာတပရိညာဏ်မည်၏၊ တိရုဏပရိညာ၊ တိရုဏပရိညာဏ်
 သည်၊ ကတမာ၊ အဘယ်နည်း၊ ဧဝံ၊ ဤသို့၊ ညာတံ၊ ထင်ရှားသည်ကို၊ ကတွာ၊
 ပြု၍၊ တဏှာ၊ တဏှာကို၊ တိရုတိ၊ လွန်၏၊ အနိစ္စတော၊ အမြဲမရှိသောအား
 ဖြင့်၊ ဒုက္ခတော၊ ဆင်းရဲသောအားဖြင့်၊ ချောဂတော၊ ကျင်နာသောအားဖြင့်၊
 ဂဏှတော၊ ကိလေသာဟူသောအိုင်းအနာအားဖြင့်၊ သလ္လတော၊ အတွင်းသို့
 ဝင်တတ်သောပြောင့်နှင့်တူသောအားဖြင့်၊ အဗာတော၊ မကောင်းမှု၏တည်
 ရာဖြစ်သောအားဖြင့်၊ အာဗာတော၊ ကျင်နာသောအားဖြင့်၊ ပရေတော၊
 မိမိနှိုင်းငံ့သို့မလိုက်သော အားဖြင့်၊ ပယောကတော၊ ဇရာမရဏတို့သည်
 ဖျက်တတ်သောအားဖြင့်၊ ဤတိတော၊ များစွာသော ပျက်စီးခြင်းတို့ကို
 ဆောင်တတ်သောအားဖြင့်၊ ဥပဗ္ဗတော၊ အပြစ်၏တည်ရာဖြစ်သောအား
 ဖြင့်၊ ဝေယတော၊ သာယာခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အေးအားဖြင့်၊
 ဥပသဂ္ဂတော၊ ကပ်၍ပြုသကဲ့သို့ဖြစ်တတ်သောအေးအားဖြင့်၊ စလတော၊
 တုန်လှုပ်တတ်သောအားဖြင့်၊ ပဘင်္ဂတော၊ လုံ့လဖြင့်ပျက်တတ်သောသ
 တောအားဖြင့်၊ အရူတော၊ မြဲမြံစွာမတည်သောအားဖြင့်၊ အတာဏတော၊
 ဝေင့်ရှောက်ရာမရှိသော အားဖြင့်၊ အထေဏတော၊ ဝုန်းအောင်းရာမရှိ
 သောအားဖြင့်၊ အသရုဏတော၊ ကိုးကွယ်ရာမရှိသောအေးဖြင့်၊ အသရုဏ်



တူတော၊ မှီသောသူ၊ မှီ၏ကိုးကွယ်ရာမရှိသောအားဖြင့်၊ ရိက္ခာတော၊ သူ့
 ထုကစသည် တို့မှ ကင်းသောအားဖြင့်၊ တုတ္တတော၊ အချည်းနှီးအားဖြင့်၊
 သညတော၊ အပိုးချသည့်မှတ်ကင်းသောအားဖြင့်၊ အနတ္တတော၊ အပိုးမရသော
 အားဖြင့်၊ အာဒိနဝတော၊ ဖြစ်သောအပြစ်အားဖြင့်၊ ဝိပရိကာမဓမ္မတော၊
 ဖောက်ပြန်သောသဘောအားဖြင့်၊ အသာရကတော၊ အနှစ်မရှိသောအား
 ဖြင့်၊ အဗညတော၊ ဆင်းရဲခြင်း၏ အကြောင်းအားဖြင့်၊ ဝဏတော၊
 သတ်ကတ်သောအားဖြင့်၊ ဘဝတော၊ ဘဝကိုဆည်းတူးသော အားဖြင့်၊
 ဝိဘဝတော၊ ဘဝ၏ကင်းခြင်းအားဖြင့်၊ သာသဝတော၊ အာသဝအကြောင်း
 အားဖြင့်၊ သင်္ခါတတော၊ အကြောင်း တရားတို့သည် ပြုပြင် အပ်သော
 အားဖြင့်၊ မာရုမိသတော၊ မာရ်၏အားမိသအားဖြင့်၊ ဇာတိဓမ္မတော၊ ဖြစ်
 တတ်သောသဘောအားဖြင့်၊ ဇရာဓမ္မတော၊ အိုခြင်းသဘောအားဖြင့်၊ ဗျာဓိ
 ဓမ္မတော၊ နာခြင်းသဘောအားဖြင့်၊ မရုဏဓမ္မတော၊ သေခြင်းသဘောအား
 ဖြင့်၊ သောကပရိဒေဝဒုက္ခ ဒေါမနထုပါယာသဓမ္မတော၊ မိုးရိပ်ခြင်းပို
 ကြော့ ခြင်းဆင်းရဲခြင်း နှလုံးမသာယာခြင်း ပင်ပန်းခြင်းအားဖြင့်၊ သံကိလေ
 သဓမ္မတော၊ ညစ်ညူးသောကိလေသာတို့၏တည်ရာအားဖြင့်၊ သမုဒယ
 တော၊ အဝိဇ္ဇာအစရှိသည်တို့ကြောင့် ဖြစ်တတ်သောအားဖြင့်၊ အတ္ထင်္ဂမ
 ကော၊ ချုပ်ခြင်းသို့ရောက်တတ်သော အားဖြင့်၊ အာသာဒကော၊ ရာဂအ
 စွမ်းကြောင့် သာယာသောအားဖြင့်၊ အာဒိနဝတော၊ ဖောက်ပြန်တတ်သော
 အပြစ်အားဖြင့်၊ နဿရုဏတော၊ တွက်ခြောက်တတ်သောအားဖြင့်၊ တီရေ
 တိ၊ လွန်၏၊ အယံ၊ ဤ သည်ကား၊ တီရုဏပရိညာ၊ တီရုဏပရိညာအော်မည်၏၊
 ပဟာနပရိညာ၊ ပဟာနပရိညာအော်သည်၊ ကတမ၊ အထယ်နည်း၊ ဧံ၊ ဤသို့၊
 ကိရုယိက္ခ၊ လွန်၍၊ တဏှံ၊ တပ်ခြင်းကို၊ ပဇာတိ၊ လွန်၏၊ ဝိနာဒေတိ ဖျေခံ
 ၏၊ ဗျန္တိံ၊ ကင်းသည်ကို၊ ကရောတိ၊ ပြု၏၊ အနဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဝ
 မေတိ၊ ရှေ့ပစ်၏၊ အယံ၊ ဤသည်ကား၊ ပဟာနပရိညာ၊ ပဟာနပရိညာအော်
 မည်၏၊ တဏှံ၊ ပရိညာယာတိ၊ တဏှံ၊ ပရိညာယဟူသည်ကား၊ တဏှံ၊ တ
 ဏှာကို၊ ဣမာဟိတိဟိပရိညာဟိ၊ ဤသုံးပါးသောပရိညာအော်တို့ဖြင့်၊ ပရိဇာ
 နိတွာ၊ ပိုင်းခြားသောအားဖြင့်သိ၍၊ အနာသဝါတိ၊ အနာသဝါဟူသည်ကား၊
 ကာမသဝေါ၊ ကာမဟူသော အာသဝဂုဏ်း၊ တဝါသဝေါ၊ တဝဟူသော
 အာသဝသည်းကောင်း၊ ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌိဟူသော အာသဝလည်းကောင်း၊
 အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာဟူသော အာသဝလည်းကောင်း၊ ဗျာတိ၊ ဤသို့၊ အာ
 သဝါ၊ အာသဝတို့သည်၊ စတ္တာရော၊ လေးပါးတို့တည်း။ ယေသံ၊ အကြင်သူ

တို့သည်၊ ဣမေအာသဝါ၊ ဤအာသဝတို့ကို၊ ပဟိနာ၊ ပဟ်အင်ကုန်ပြီ၊ ဥဒ္ဓိန္ဒ
မူလာ၊ အနင်းကိုဖြတ်အပ်ကုန်ပြီ၊ တာယာဝတ္ထုကတာ၊ ထန်ပင်ခုတ်ကဲ့သို့
ပြုအပ်ကုန်ပြီ။ အနာဘာဝံဂတာ၊ တဖန်မဖြစ်ခြင်းသို့ ရောက်စေအပ်ကုန်ပြီ
အာယထိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်း သဘောရှိကုန်၏။ တေ၊
ထိုသူတို့ကို၊ အနာသဝါ၊ အာသဝေါကင်းကုန်၏ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။
ယေတိ၊ ယေဟူသည်ကား၊ ဝိတာသဝါ၊ ကုန်ပြီးသော အာသဝေါရှိကုန်
သော၊ အရဟန္တာ၊ ရဟန္တာတို့သည်၊ တဏှံပရိညာယ အနာသဝါသေ၊
အဟိံပိတေ၊ ဩစာတိဏ္ဍာတိဗြူမိတိ၊ တဏှံပရိညာယအနာသဝါသေ၊ အဟိံ
ပိတေ၊ ဩစာတိဏ္ဍာတိဗြူမိဟူသည်ကား၊ ယေ၊ အကြွင်ရဟန္တာတို့သည်၊
တဏှံ၊ တဏှာကို၊ ပရိညာယ၊ သုံးပါးသော ပရိညာထံတို့ဖြင့် ဝိုင်ခြားထိ
ကုန်၍၊ အနာသဝါသေ၊ အာသဝေါကင်းကုန်၏။ တေ ထိုရဟန္တာတို့ကို၊
ကာမောစံ၊ ကာမဟူသော ဩစာကို၊ တိဏ္ဍေ၊ လွန်ကုန်ပြီ၊ တပေါစံ၊ တဝ
ဟူသော ဩစာကို၊ တိဏ္ဍေ၊ လွန်ကုန်ပြီ၊ ဗိဇ္ဇောစံ၊ ဗိဇ္ဇိဟူသော ဩစာကို၊
တိဏ္ဍေ၊ လွန်ကုန်ပြီ၊ အဝိဇ္ဇောစံ၊ အဝိဇ္ဇာဟူသော ဩစာကို၊ တိဏ္ဍေ၊ လွန်
ကုန်ပြီ၊ သဗ္ဗံသံသာရပထံ၊ အလုံးစုံသော သံသရာဟူသော ခရိုက်၊ တိဏ္ဍေ၊
သောတာပတ္တိမဂ်ဖြင့်လွန်ကုန်ပြီ၊ ဥတိဏ္ဍေ၊ သဂဒါဝိမဂ်ဖြင့်လွန်ကုန်ပြီ၊
နိတ္တိဏ္ဍေ၊ အနာဝါမိမဂ်ဖြင့် လွန်ကုန်ပြီ၊ အတိဏ္ဍန္တံ၊ အရဟတ္တမဂ်ဖြင့်
လွန်ကုန်ပြီ။ သမတိဏ္ဍန္တံ၊ ဖိုလ်ဖြင့် လွန်ကုန်ပြီ ဝိတိပဏ္ဍေ၊ ဓမ္မဓမ္မတာ
ညာထံဖြင့်လွန်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ အဟိံ၊ ငါတုရားသည်၊ ဗြူမိဝဒါမိ၊ ဟော
ဟေင်မူပြီ၊ ဣတိ အဟိံ၊ ဤသည်လျှင်၊ တဏှံပရိညာယ အနာသဝါသေ၊ အဟိံ
ပိတေ၊ ဩစာတိဏ္ဍာတိဗြူမိတိပဒသေ၊ တဏှံပရိညာယ အနာသဝါသေ၊
အဟိံပိတေ၊ ဩစာတိဏ္ဍာတိ ဗြူမိဟူသောဝုန်၏။ အဉ္ဇော၊ အနက်တည်း။
တေန၊ ထိုကြောင့်၊ သော၊ ပြောဟူတော့၊ ထိုနန္ဒပဉ္စသုတ္တံသည်၊ ဧတာဝိနန္ဒာမိဝ
စော၊ မဟေထိနော၊ သုကိတ္တံတံဂေါတမနုပဓိကံ၊ ယေထိဓမ္မဉ္စူသုတံ မုတံ
ဝါ၊ ဝိပဗ္ဗတံဝါပိ ပဟာယသဗ္ဗံ၊ အနေကရူပိယာယသဗ္ဗံ၊ တဏှံပရိ
ညာယ အနာသဝါသေ၊ အဟိံ၊ ဓိတေ၊ ဩစာတိဏ္ဍာတိ ဗြူမိတိ၊ ဩစာတိဏ္ဍာ
တိဗြူမိတိတံ၊ ဧတာဝိနန္ဒာမိဝစော၊ မဟေထိနော၊ သုကိတ္တံတံဂေါတမနုပ
ဓိကံ၊ ယေထိဓမ္မဉ္စူသုတံ မုတံဝါပိပဟာယသဗ္ဗံ၊ အနေကရူပိယာယ
သဗ္ဗံ၊ တဏှံပရိညာယ အနာသဝါသေ၊ အဟိံ၊ ဓိတေ၊ ဩစာတိဏ္ဍာတိ ဗြူမိဟူ
၍၊ အာဟ၊ ဝျောက်ဆိုပြီ။ နန္ဒပဉ္စံ၊ နန္ဒပဉ္စသုတ္တံ၏အမေးပြဿနာ သည်။
သမုတ္တံ၊ ပြီးပြီ။ ။

ဟောမကပဿာသုတ္တန်နိဿယ။

တဝဂါ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား၊ ဂေါတမသာသနာ၊ ရှင်ဂေါတမသာသနာတော်မှ၊ ပုဗ္ဗနန္ဒေ၊ ရှေးအစဉ်၌၊ ဟုဂုံ၊ ရှေးအထက်၌၊ ယေ၊ အကြင်ဗာဝရီအစရှိကုန်သော ဆရာဘို့သော်၊ ဣစ္စာသိ၊ ဤသို့ဖြစ်သတတ်၊ ဣတိ၊ တစ်သက်၊ ဤသို့ဖြစ်လတ္တံ့၊ ဣတိဟိတိဟံ၊ ဤသို့ဤသို့ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ယေ၊ အကျွန်ုပ်အား၊ သကံသဒ္ဓိံ၊ မိမိဘို့၏အယူကို၊ ဝိယာကံသု၊ ထင်ရှားပြကုန်၏၊ တေသံ၊ ထိုဆရာဘို့၏တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ ဣတိဟိတိဟံ၊ ဤသို့ဖြစ်၏တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ တက္ကဋ္ဌာစုနံ၊ ကာမဝိတက်စသည်ကိုပွားစေတတ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ တက္ကဋ္ဌ၊ ထိုဆရာဘို့၏ အယူ၌၊ နအတိ၊ မိမိ၊ မဇ္ဈေ၊ ယျော၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိသော၊ ဟောမကော၊ ဟောမကပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေးသျှောက်ပြီး၊ ယေမေပုဗ္ဗဝိယာကံသုတိက္ကမဒေ၊ ယေမေပုဗ္ဗဝိယာကံသုဟူသောဤပုန်၌၊ ယေတိ၊ ယေဟူသည်ကား၊ ယေဗာဝရီဖြိုဟူသောစ၊ အကြင်ဗာဝရီပုဏ္ဏားသည်သည်ကောင်း၊ တံသု၊ ထိုဗာဝရီပုဏ္ဏား၏၊ အာပရိယာ၊ ဆရာဖြစ်ကုန်သော၊ အညော၊ တပါးကုန်သော၊ ယေစ၊ အကြင်ပုဏ္ဏားတို့သည်သည်ကောင်း၊ သန္တိ၊ ရှိကုန်၏ကော၊ ထိုပုဏ္ဏားတို့သည်၊ သကံဒိဋ္ဌိံ၊ မိမိဘို့၏အယူကို၊ သကံခန္တိံ၊ မိမိဘို့၏ သည်းခံခြင်းကို၊ သကံသဒ္ဓိံ၊ မိမိဘို့၏ အထူးထူးသောအယူကို၊ သကံ ဣစ္စာသယံ၊ မိမိဘို့၏အစ္စာသယံကို၊ သကံအဓိပ္ပာယ်၊ မိမိဘို့၏အလိုကို၊ ဗျာကံသုအာစိက္ခိံ သု၊ ကြားကုန်ပြီး ဒေသယိံ သု၊ ဟောကုန်ပြီး၊ ပညာပိံ သု၊ သိစေကုန်ပြီး၊ မဇ္ဈိပိံ သု၊ ထားကုန်ပြီး ဝိဝရိံ သု၊ ဖွင့်ကုန်ပြီး၊ ဝိဘဇိံ သု၊ ဝေဘန်ကုန်ပြီး၊ ဥတ္တာနိံ အကံ သု၊ ထင်ပေါ်သည်ကို ပြကုန်ပြီး၊ ပကာသေသံ၊ ပြကုန်ပြီး၊ ဣတိအဟံ၊ ဤသည်လျှင်၊ ယေမေပုဗ္ဗဝိယာကံသုတိက္ကမဒေ၊ ယေမေပုဗ္ဗဝိယာကံ သုဟူသောပုန်၌၊ အတ္ထေ၊ အနက်တည်း၊ ဣတိ ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ ဟောမကော၊ ဟောမကပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေးပြီး၊ ဟုဂုံဂေါတမသာသနာတိ၊ ဟုဂုံဂေါတမသာသနာဟူသည်ကား၊ ဂေါတမသာသနာ၊ အရှင်ဂေါတမသာသနာမှ၊ ဟုဂုံ၊ ရှေး၌၊ ဂေါတမသာသနာ၊ အရှင်ဂေါတမသာသနာမှ၊ ပရံ၊ အထက်၌၊ ဂေါတမသာသနာ၊ အရှင်ဂေါတမသာသနာမှ၊ ပုဇေ၊ အလွန်၌၊ ဂေါတမသာသနာ၊ အရှင်ဂေါတမသာသနာမှ၊ ဝဠမတရံ၊ ရှေးဦးစွာ၊ ဂေါတမသာသနာ၊ အရှင်ဂေါတမအနွယ်ဖြစ်သောဘုရားသာသနာမှ၊ ဗုဒ္ဓသာသနာ၊ သစ္စာလေးပါးကို ထိတော်မူသော ဘုရားသာသနာမှ၊ ဇိနသာသနာ၊ မာဂ်ငါးပါးကို အောင်



တော်မူသောဘုရားသာသနာမှ၊ တထာဂတသာသနာ၊ ဂြောဘုရားတို့ကဲ့သို့
 လားခြင်းကောင်းသောမြတ်စွာဘုရားသာသနာမှ၊ ဒေဝသာသနာ၊ နတ်တို့၏
 သာသနာမှ၊ အရဟန္တသာသနာ၊ ရဟန္တာတို့၏သာသနာမှ၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ ဟုရုံဂေါတမသာသနာတိပဒဿ၊ ဟုရုံဂေါတမသာသနာ ဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဣစ္စါသိဣတိ၊ ဝိသတိတိ၊ ဣစ္စါဝိဣတိ
 တဝိသတိဟူသည်ကား၊ ကိချကြွေးရသည်ကား၊ ဧဝံအာသိ၊ ဤသို့ဖြစ်ဘူး
 ၏၊ ဧဝံ၊ ဤသို့၊ တဝိသတိကိရ၊ ဖြစ်လတ္တံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဣစ္စာ
 သိဣတိတဝိသတိတိပဒဿ၊ ဣစ္စာသိ ဣတိတဝိသတိ ဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ သဗ္ဗန္တံ ဣတိဟိတိဟန္တိ၊ သဗ္ဗန္တံ ဣတိဟိတိဟံ
 သည်ကား၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ ဣတိဟိတိဟံ၊ ဤသို့ဤသို့သာဖြစ်၏၊
 ဣတိကိရိယာယ၊ ဤသို့သောအမှုအရာဖြင့်သာဖြစ်၏၊ ဝရံရောယ၊ စကား
 အဆက်ဆက်သာဖြစ်၏၊ ဝိဇ္ဇကသမ္ပဒါယ၊ ဝိဇ္ဇကတံနှင့် တူကာမျှသာဖြစ်
 ၏၊ တက္ကဗေတု၊ ကြံခြင်းကြောင့် သာဖြစ်၏၊ နယဟေတု၊ နည်းကဲ့ယူခြင်း
 ကြောင့် သာဖြစ်၏၊ အာကာပေရိဝိတက္ကန္တံ၊ အခြင်းအရာကို ကြံခြင်းမျှသာ
 ဖြစ်၏၊ ဝိဇ္ဇိန္ဒြာနန္တိယာ၊ ရှုခြင်းငှါခံသော အယူသာဖြစ်၏၊ သာမံကိုယ်
 တိုင်းသယံ၊ မိမိအလိုလို၊ နအဘိညာတံ၊ ထိုးထွင်း၍ မသိအပ်၊ အပစ္စက္ခဓမ္မံ၊
 မိမိမျက်မှောက်၌ဖြစ်သောတရားကို၊ နကထယိံသု၊ မဟောနိုင်ကုန်၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ သဗ္ဗန္တံ ဣတိဟိတိဟန္တိပဒဿ၊ သဗ္ဗန္တံ ဣတိဟိတိဟံ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗန္တံ တက္ကဝဇ္ဇနန္တိ၊ သဗ္ဗန္တံ တက္က
 ဝဇ္ဇနံဟူသည်ကား၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောသံသရာတို့၏စကားသည်၊
 ဝတ္ထုဇ္ဇနံ၊ အကြံကိုပွားစေတတ်၏၊ ဝိတက္ကဝဇ္ဇနံ၊ အထူးထူးသောအကြံကို
 ပွားစေတတ်၏၊ သင်္ကပ္ပဝဇ္ဇနံ၊ မကောင်းသော အကြံကိုပွားစေတတ်၏၊ ကာ
 မဝိဘက္ကဝဇ္ဇနံ၊ ကာမဂုဏ်၌ကြံခြင်းကိုပွားစေတတ်၏၊ ဗျာပါဒဝိတက္ကဝဇ္ဇနံ၊
 ဗျာဘိးခြင်း၌အကြံကိုပွားစေတတ်၏၊ ဝိဟိံသာဝိတက္ကဝဇ္ဇနံ၊ ဖွင်းဆဲခြင်း
 ၌အကြံကိုပွားစေတတ်၏၊ ဥာဟိဝိတက္ကဝဇ္ဇနံ၊ အသေအမျိုး၌ ကြံခြင်းကိုပွား
 စေတတ်၏၊ ဇနပဒဝိတက္ကဝဇ္ဇနံ၊ ဇနပုဒ်၌ ကြံခြင်းကိုပွားစေတတ်၏၊ အမရာ
 ဝိဘက္ကဝဇ္ဇနံ၊ အမရာမည်သောငါးကဲ့သို့ အတည်အမြဲမရှိသော ကြံခြင်းကို
 ပွားစေတတ်၏၊ ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက္ကဝဇ္ဇနံ၊ သူတပါးကိုချစ်ခြင်း
 နှင့်စပ်သောအကြံကိုပွားစေတတ်၏၊ ယာတာသက္ကံ၊ ရှုထိထောက်၊ ပဋိသုတ္တ
 ဝိဘက္ကဝဇ္ဇနံ၊ ယာဘိရခြင်းပူဇော်ခြင်းအကျော်အစောဖြစ်ခြင်းနှင့်စပ်သော
 အကြံကိုပွားစေတတ်၏၊ အနုပညတ္တိပဋိသံယုတ္တဝိတက္ကဝဇ္ဇနံ၊ သူတပါးတို့

သည်အထင်အရှားထိစေခြင်းနှင့်စပ်သောအကြံကိုပွားစေတတ်၏။ ဣတိအ
 ယံ၊ ဤသည်သျှင် သဗ္ဗန္တံ ဝိတက္ကံ နန္ဒိ ပဒဿ၊ သဗ္ဗန္တံ ဝိတက္ကံ နန္ဒိ ဟူသော
 ပုဒ်၏။ အတ္ထော၊ အနက်တည်း။ နာဟံ တတ္ထ အဘိဓမ္မိန္တိ၊ နာဟံ တတ္ထ အဘိဓမ္မိ
 ဟူသည်ဟု။ အဟံ၊ အကျွန်ုပ်သည်။ တတ္ထ၊ ထိုပါ။ ရီပုဏ္ဏား စသော သူတို့၏
 အယုဒ္ဓါ နာဘိဓမ္မိ မဇ္ဈေ ဇောဘိ၊ နဝိန္တိ၊ မရ၊ နာမိဂန္ထိ၊ မလိုက်နာ၊ နပရံ သဘိ၊
 မရ၊ ဣတိ အယံ၊ ဤသည်သျှင်၊ နာဟံ တတ္ထ အဘိဓမ္မိန္တိ ပဒဿ၊ နာဟံ တတ္ထ အ
 ဘိဓမ္မိ ဟူသော ပုဒ်၏။ အတ္ထော၊ အနက်တည်း။ တေန၊ ထိုကြောင့်၊ သေ၊ ပြောဟူ
 ကော၊ ထိုပုဏ္ဏားသည်၊ ယေ မေပုဗ္ဗေ ဝိယာကံ သုဇ္ဈာယ သွာဟေ မ ကောဟု
 ရံ ဝေါတမ သာသန၊ ဣဇ္ဈာသိ ဣတိ ဘဝိသတိ သဗ္ဗန္တံ ဣတိ ဟိတိဟံ သဗ္ဗန္တံ
 တက္ကံ နန္ဒိ နာဟံ တတ္ထ အဘိဓမ္မိန္တိ၊ ယေ မေပုဗ္ဗေ ဝိယာကံ သုဇ္ဈာယ သွာဟေ
 မ ကောဟု ရံ ဝေါတမ သာသန၊ ဣဇ္ဈာသိ ဣတိ ဘဝိသတိ သဗ္ဗန္တံ ဣတိ ဟိတိ
 ဟံ သဗ္ဗန္တံ တက္ကံ နန္ဒိ နာဟံ တတ္ထ အဘိဓမ္မိ ဟူသော စကားကို၊ အံဟံ၊
 ဆိုပြီး ။



ရုဒ္ဒိ ရုဒ္ဒိလေးပါးတို့ထက် မြတ်တော်မူသော အရှင်ဘုရား၊ ယံ၊ အကြွင်
 တရားကို၊ ဝိဒိတွာ၊ သိ၍၊ သေတာ၊ ထင်သော သတိရှိလျက်၊ စရံ၊ ကျင့်သော
 သူသည်၊ ထောကော၊ သောက န္ဓိ၊ ဝိသတ္တိကံ၊ တယျာကိုး တစေ၊ လွန်နိုင်၏၊ တံ
 ဓမ္မံ၊ ထိုကရားကို၊ တွဉ္စ၊ အရှင်ဘုရားသည်သည်။ မေ၊ အကျွန်ုပ်အာ၊ အက္ခာ
 ဟိ၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိ
 သော၊ ဟေမကော၊ ဟေမကပုဏ္ဏားသည်၊ အဝေါစ၊ ဝျော့က်၏။ တုဉ္စ
 မေဓမ္မမက္ခာဟိ ဘိဇ္ဈေပဒေ၊ တုဉ္စမေဓမ္မ မက္ခာဟိဟူသော ဤပုဒ်၌၊ တုန္တိ၊
 တံဟူ သည်ကား၊ ဝာဂဝန္တံ၊ မြတ်စွာဘုရားကို၊ တဏှတံ၊ ဆို၏။ ဓမ္မမက္ခာဟိ
 ဘိဇ္ဈေပဒေ ဓမ္မမက္ခာဟိဟူသော ဤပုဒ်၌၊ ဓမ္မန္တိ၊ ဓမ္မံဟူသည်ကား၊ အာဒိ
 ကထျာဏံ၊ အစ၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ မဇ္ဈေကထျာဏံ၊ အလယ်
 ၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ ပရိယောသာနံ ကထျာဏံ၊ အဆုံး၏ကောင်း
 ခြင်းနှင့်ပြည့်စုံသော၊ သာသတ္တံ၊ အနက်နှင့်ပြည့်စုံသော၊ သဗျဉ္စနံ၊ သဒ္ဓါနှင့်ပြည့်
 စုံသော တရားကို၊ ကေဝလပရိပုဏ္ဏံ၊ အဆုံးစုံထက် ဝန်းကျင် ပြည့်စုံသော၊
 ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ ပြောဟူစရိသံ၊ မြတ်သော သာသနာတည်းဟူသော
 တရားကို၊ စက္ကာရော၊ လေးပါးတုန်သော၊ သတိပဋ္ဌာနေ၊ သတိပဋ္ဌာန်တို့ကို၊
 စက္ကာရော၊ လေးပါးတုန်သော၊ သဗ္ဗဗ္ဗဝာနေ၊ သဗ္ဗဗ္ဗဝန်တို့ကို၊ စက္ကာရော၊
 လေးပါးတုန်သော၊ ဣဒ္ဓိပါဒေ၊ ဣဒ္ဓိပါဒ်တို့ကို၊ ပဋိန္ဒြိယာနံ၊ ငါးပါးတုန်သော
 ဣန္ဒြိယတို့ကို၊ ပဋ္ဌဗာလာနံ၊ ငါးပါးတုန်သော ဗိုလ်တို့ကို၊ သတ္တဗောဇ္ဈင်္ဂါနံ၊

ရုနစ်ပါးကုန်သောပောဇ္ဈင်ဘိုကိုးအရိယံ၊ မြတ်သော၊ အဋ္ဌဂီတံ၊ အင်္ဂါရှစ်ပါး
ရှိုးသော၊ မဂ္ဂံ၊ မဂ်ဘို၊ နိဗ္ဗာနည၊ နိဗ္ဗာန်ကို၊ နိဗ္ဗာနဂါထိနိ၊ နိဗ္ဗာန်သို့ရောက်
ကြောင်းဖြစ်သော၊ မဂ္ဂိပဒံ၊ အကျင့်ကို၊ အက္ခယဟိအာဝိက္ခ၊ ကြားတော်မူပါ
သော၊ ဒဒေသဟိ၊ ဟောပါသော၊ ပညာပေဟိ၊ သိစေပါသော၊ ပဋ္ဌပေဟိ၊ ထား
ပါသော၊ ဝိဝရေ၊ ဖွင့်ပါသော၊ ဝိဘဇ၊ ဝေဘန်ပါသော၊ ဥတ္တနံ၊ ကရေဟိ၊
ပေါသသံ၊ နိဂြိုပါသော၊ ပကာသေဟိ၊ တင်ရှားပြပါသော၊ ဣတိအယံ၊ ဤ
သသံ၊ သျှင် တွဉ္ဇေ၊ မေဓမက္ခယဟိ ဂါပဒဿ၊ တွဉ္ဇမေဓမက္ခယဟိဟူသောပုဒ်
၏၊ အနတ္တ၊ အနက်သည်း၊ တဏှာ၊ နိဗ္ဗာတနံ၊ မုနိတိ၊ ဧတ္ထပဒေ၊ တဏှာ၊ နိဗ္ဗာ
တနံ၊ မုနိဟူသော ဤပုဒ်၌၊ တဏှာတိ၊ တဏှာ၊ ဟူသည်ကား၊ ရူပတဏှာ၊ ရူပါ
ရုံ၌ ဘပ်ဘက်သော တဏှာရှင်း (၁၀)၊ ဓမ္မတဏှာ၊ ဓမ္မာရုံ၌ တပ်တတ်
သော တဏှာသည်းကောင်း၊ တဏှာ၊ နိဗ္ဗာတနံ၊ တဏှာ၊ နိဗ္ဗာတနံ၊ မုနိဟူ
သည် ကား၊ တဏှာ၊ နိဗ္ဗာတနံ၊ တဏှာ၊ နိဗ္ဗာတနံ၊ မုနိဟူသော၊ တဏှာပဟာ
နံ၊ တဏှာကို ပယ်တတ်သော၊ တဏှာပူပသမံ၊ တဏှာကို ငြိမ်းစေတတ်
သော၊ တဏှာပရိနံ၊ သယံ၊ တဏှာကိုစွန့်တတ်သော၊ တဏှာပရိပဿဒ္ဓိံ၊
တဏှာကိုအလွန်ငြိမ်း စေတတ်သော၊ အမကံ၊ သေခြင်းကင်းသော၊ နိဗ္ဗာ
နံ၊ နိဗ္ဗာန်ကို၊ မုနိ ဂါ၊ မုနိဟူသည်ကား၊ ဥာဏံ၊ သိတတ်သော ဥာဏံကို၊
မောနံ၊ မောနဟူ၍၊ ဝုစ္စာ၊ ဆိုအပ်၏ (၁၀)၊ သံဂဇာသံ၊ ရာဂစသောငြိ
ကပ်ခြင်း ကဏှ၊ နိဗ္ဗာတနံ သောအမှေးရှက်ခြင်းကို၊ အတိဗ္ဗ၊ လွန်၍ ဝိရာဂေါ၊
ရာဂကင်း၏၊ တေန၊ ထိုကြောင့်၊ သော၊ ထိုသူသည်၊ မုနိ၊ မုနိမည်၏၊ ဣတိအ
ယံ၊ ဤ သသံ၊ သျှင်၊ တဏှာ၊ နိဗ္ဗာတနံ၊ မုနိတိပဒဿ၊ တဏှာ၊ နိဗ္ဗာတနံ၊ မုနိဟူ
သောပုဒ်၏၊ အနတ္တ၊ အနက်ဟည်း၊ သံဝိဒိတွာသတောစမုနိ၊ သံဝိဒိတွာသ
တောစမုနိဟူ သည် ကား၊ သံ၊ အကြွင်တရားကို၊ ဝိဒိတံကတွာ၊ သိအပ်သည်
ကိုပြု၍၊ ဘုလယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊
ပွားစေ၍၊ ဝိဘူဘံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းသောသင်္ခါ
ရာကို သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ဝိဒိတံကတွာ၊ သိအပ်သည်ကိုပြု
၍၊ တု သယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ
၍၊ ဝိဘူဘံကတွာ၊ ထင်ရှားပြု၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်ထိမ်းကုန်သောသင်္ခါရာကို
သည်၊ ဒုက္ခတိ၊ နာင်းရဲကုန်၏ ဟူ၍၊ သဗ္ဗေဓမ္မာ၊ ခပ်ထိမ်းကုန်သောတရား
တို့သည်၊ အနတ္တ၊ အရိုးမရကုန်ဟူ၍ (၁၀)၊ သံကိဗ္ဗိ၊ အလုံးစုံသော၊ ဓမ္မံ၊ ဖြစ်
ခြင်းသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်းသ
ဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဝိဒိတံက

ကွာ၊ သိအပ်သည်ကိုပြု၍၊ တုလယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစပ်၍၊
 ဝိဘာဝိယိတွာ၊ ပွားစေ၍၊ ဝိဘုကံကတွာ၊ ထင်ရှားပြု၍၊ သတောတိ၊ သ
 ဟောဟူသည်ကား၊ စတုဟိကာရဏေဟိ၊ ထေးပါးကုန်သော အကြောင်း
 တို့ဖြင့်၊ သတော၊ ထင်သောသတ်ရှိသည်ဖြစ်၍၊ ကာယေ၊ ကံပင်၌၊ ကာယနု
 ပဿနာ၊ သတိပဋ္ဌာန်၊ ကိယံကို အဖန်တလဲလဲ အောက်မှေခြင်းတည်းဟူ
 သော သတိပဋ္ဌာန်ကို၊ ဘာဝေန္တော၊ ပွားစေထွက်၊ သတော၊ ထင်သောသတ်
 ရှိသည်ဖြစ်၍၊ (လ)၊ သော၊ ထိုသူကံ၊ သတော၊ သတောဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၏၊ စရန္တိ၊ စရိဟူ သတ်ကား၊ စန္တော၊ ကျင့်သောဟူသည်၊ ဝိဟရန္တော၊
 ဟုတ်သော၊ ဝေဠုန္တော၊ ဝေဠုသော၊ ဝေဠုသော၊ ကုရိယန္တော။ ကျင့်သော ဣရိယသဂုဏ်
 ကိုဖြစ်စေသောဟူသည်။ ဝတ္တန္တော။ ကျင့်သော ဟူသည်၊ ပါဝေန္တော၊
 စောင့်သောဟူသည်။ ဘာဝေန္တော။ ပွားစေသော ဟူသည်။ ဝေဠုန္တော၊
 ထင်ရှား၍၊ သတော၊ သတော၊ သာယန္တော၊ ဝုစ္စသောဟူသည်၊ သာယေန္တော၊ ဝုစ္စ
 သောဟူ ဟုတ်၊ ဣပိ၊ အဖိ၊ ဤသည်လျှင်း၊ ယိဝိဒိတွာ၊ သတောစန္တိပဒ
 သာ၊ ယိဝိဒိတွာ၊ သတောစရိဟူသောဝုဒ်၏၊ အတ္ထော အနက်တည်း၊ တရေ
 သောကေဝိသတ္တိကန္တိ၊ ဝေဠုပဒေ၊ တရေလောကေ ဝိသတ္တိကံဟူသောဤပုဒ်
 ၌၊ တဗျာ၊ တဗျာကို၊ ဝိသတ္တိကာ၊ ဝိသတ္တိကာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယော
 ရာဂေါ၊ အကြင်တပ်ခြင်း တဗျာလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာတပ်
 ခြင်းတဗျာလည်းကောင်း၊ (ပ)၊ အဘိဇ္ဈာ၊ အလွန်သိုချင်ခြင်းတဗျာလည်း
 ကောင်း၊ ယောဘော၊ တပ်ခြင်းတဗျာလည်းကောင်း၊ အကုသလမူလံ၊ အ
 ကုသိုလ်၏ကည်ရာဖြစ်သော တဗျာလည်းကောင်း၊ ဝိသတ္တိကာတိ၊ ဝိသ
 တ္တိကာဟူသည်ကား၊ ကေနန္တော၊ အဘယ်သို့သော အနက်ကြောင့်၊ ဝိသတ္တိ
 ကာ၊ ဝိသတ္တိကာမည်သနည်း၊ (ဆ)၊ ဝိသဇ္ဇာ၊ နှုတ်၏၊ ဝိတ္ထတာ၊ ပြန်တတ်
 ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ သောကေတိ၊ သော
 ကေဟူသည်ကား၊ အပါယသောကေ၊ အပါယ်ထုံ၌၊ မနုဿသောကေ၊ လူ
 ထုံ၌၊ ဒေဝသောကေ၊ နတ်ထုံ၌၊ ခန္ဓသောကေ၊ ခန္ဓာငါးပါးဟူသော သောက
 ၌၊ ဓာထုသောကေ၊ ဓာတ်တဆဲ့ရှစ်ပါးဟူသော သောက၌၊ အာယတနသော
 ကေ၊ အာယတနတဆဲ့ နှစ်ပါးဟူသော သောက၌၊ တရေသောကေ၊ ဝိသတ္တိ
 ကန္တိ၊ တရေသောကေ၊ ဝိသတ္တိကံ ဟူသည်ကား၊ သောကေ၊ သောက၌၊
 သာဝိသတ္တိကာဝါ၊ ထိုရာဂစသော တဗျာကို လည်းကောင်း၊ သောကေ၊
 သတ္တသောက၌၊ ဟံဝိသတ္တိကံဝါ၊ ထိုတပ်ခြင်းတဗျာကို လည်းကောင်း၊
 သတော၊ ထင်သော သတ်ရှိသည်ဖြစ်၍၊ တရေယျံ၊ လွန်ရာ၏၊ ဥတ္တရေ

☰

ယျံ၊ အထူးသဖြင့်လွန်ရာ၏။ ပဟရေယျံ၊ အပြားအားဖြင့်လွန်ရာ၏။ သမ
တိက္ကမေယျံ၊ ကောင်းစွာ လွန်ရာ၏။ ဝိတိဝတ္တေယျံ၊ အထူးသဖြင့်လွန်
ရာ၏။ ဣတိအယံ၊ ဤသည်လျှင်၊ တရေယောကေ ဝိသတ္တိကန္တိ ပဒသ၊
တရေယောကေ ဝိသတ္တိကံ ဟူသောဝုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇေ
န၊ ထိုကြောင့်၊ သောဗြဟ္မဏော၊ ထိုဟောမက ပုတ္တောသည်၊ တုဉ္စမေဓမ္မ
မက္ခာဟိ၊ တဏှာနိဗ္ဗာတနံရနံ၊ ယံဝိဒိတွာသတောစရံ၊ တရေယောကေဝိ
သတ္တိကန္တိ၊ တုဉ္စမေဓမ္မမက္ခာဟိ၊ တဏှာနိဗ္ဗာတနံရနံယံဝိဒိတွာသတော
စရံ၊ တရေယောကေဝိသတ္တိကံ၍၊ အာဟ၊ သျှောက်ဆိုပြီ။ ။

ဟောမက၊ ဟောမကပုတ္တော၊ ဣဝ၊ ဤလောက၌၊ ဝိယရူပေသု၊ ချစ်အပ်
သောသဘောရှိကုန်သော၊ ဒိဋ္ဌသုတရုတဝိညာဏေသု၊ မြင်အပ်ကြားအပ်
တွေ့အပ်သိသပ်သောတရားတို့၌၊ ဆန္ဒရာဂဝိနောဒနံ၊ ဆန္ဒရာဂကိုဖျောက်
တတ်သော၊ နိဗ္ဗာနပဒံ၊ နိဗ္ဗာန်ဟူသောအကြောင်းသည်၊ အဗ္ဗုတံ၊ ရှေ့ခြင်း
မရှိ၊ ။ ဣဝဒိဋ္ဌသုတ မုတဝိညာဏေသုတိ ဇေတ္တပဒေ၊ ဣဝဒိဋ္ဌသုတမုတ
ဝိညာဏေသုဟူသောဤဝုဒ်၌၊ ဒိဋ္ဌန္တိ၊ ဒိဋ္ဌ်ဟူသည်ကား၊ စက္ခုနာ၊ မျက်စိဖြင့်
ဒိဋ္ဌံ၊ မြင်ခြင်းတည်း၊ သုတန္တိ၊ သုတံဟူသည်ကား၊ သောတနာ၊ နားဖြင့်၊
သုတံ၊ ကြားခြင်းတည်း၊ ရတန္တိ၊ ရတံဟူသည်ကား၊ စာနာနာရှာစောင်း
ဖြင့်၊ သာယိတံ၊ နမ်းခြင်းတည်း၊ ဇိဝ္ဗယ၊ ထွန်းစို၊ အပယ်ပယ် ထုတ်ခြင်း
တည်း၊ ကာယေန၊ ကံဘိရုံ၌၊ ဗုဒ္ဓိ၊ ဗုဒ္ဓိတို့အား၊ ဝိညာယန္တိ၊ ဝိညာဏ်
ဟူသည်ကား၊ မနုဿ၊ စိတ်ဖြင့်၊ ဝိညာဏံ၊ ထိုနမ်းတည်း၊ နုတ်အပယ်၊ ဤ
သည်လျှင်၊ ဣဝဒိဋ္ဌသုတမုတ ဝိညာဏေသုတိ ပဒသ၊ ဣဝဒိဋ္ဌသုတမုတ
ဝိညာဏေသုဟူသောဝုဒ်၏။ အတ္ထော၊ အနက်တည်း။ ဝိယ ရူပေသုဟောမကာ
တိ၊ ဝိယရူပေသုဟောမကဟူသည်ကား၊ ယောကေ၊ ယောက၌၊ ဝိယရူပံ၊ ချစ်
အပ်သောသဘောရှိသော၊ သာတရူပံ၊ သာယာ အပ်သော သဘောရှိသော၊
ကိဉ္စိ၊ တစ်ခုတစ်ခုသောသဘောတရားသည်၊ အတ္ထိ၊ ရှိ၏။ ယောကေ၊ ယောက၌၊
စက္ခု၊ စက္ခုပဿာဒသည်၊ ဝိယရူပံ၊ ချစ်အပ်သောသဘောရှိ၏။ သာတရူပံ၊
သာယာအပ်သောသဘောရှိ၏။ ယောကေ၊ ယောက၌၊ သောတံ၊ သောတ
ပဿာဒသည်၊ ယောကေ၊ ယောက၌၊ စာနံ၊ စာနပဿာဒသည်၊ ယောကေ၊
ယောက၌၊ ဇိဝ္ဗ၊ ဇိဝ္ဗပဿာဒသည်၊ ယောကေ၊ ယောက၌၊ ကာယေ၊ ကာယ
ပဿာဒသည်၊ ယောကေ၊ ယောက၌၊ မနော၊ တဝင်ဂုပစ္စေဒတသံ ကိုးခု
သည် ဝိယရူပံ၊ ချစ်အပ်သောသဘောရှိ၏။ သာတရူပံ၊ သာယာအပ်သော
သဘောရှိ၏။ ယောကေ၊ ယောက၌၊ ရူပါ၊ ရူပါရုံတို့သည်၊ ဝိယရူပံ၊ ချစ်အပ်

သောသဟောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘောဂြိဇ္ဈိ၊ လောကော၊
 လောကန္တိ၊ သန္ဓါ၊ သန္ဓါရုံ ဟူသည်။ လောကော၊ လောကန္တိ၊ ဂန္ဓာ၊ ဂန္ဓာရုံတို့
 ထည်း၊ လောကော၊ လောကန္တိ၊ ရုဿ၊ ရုဿရုံတို့ သည်း၊ လောကော၊ လောကန္တိ၊
 ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့ သည်း၊ လောကော၊ လောကန္တိ၊ ဓမ္မာ၊ ဓမ္မာရုံတို့ သည်း၊
 ဝိယဇ္ဈဝံ၊ ချစ်အပ်သောသဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘော
 ဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊ စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်၊ ဝိယဇ္ဈဝံ၊
 ချစ်အပ်သောသဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သော သဘောဂြိဇ္ဈိ၊
 လောကော၊ လောကန္တိ၊ သောတဝိညာဏံ၊ သောတဝိညာဉ်သည်၊ ဝိယဇ္ဈဝံ၊
 ချစ်အပ်သော သဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘောဂြိဇ္ဈိ၊
 လောကော၊ လောကန္တိ၊ စာနဝိညာဏံ၊ စာနဝိညာဉ်သည်။ လောကော၊ လော
 ကန္တိ၊ ဇိဝှာဝိညာဏံ၊ ဇိဝှာဝိညာဉ်သည်။ လောကော၊ လောကန္တိ၊ ကာယ
 ဝိညာဏံ၊ ကာယဝိညာဉ် သည်။ လောကော၊ လောကန္တိ၊ မနောဝိညာဏံ၊
 မနောဝိညာဉ် သည်၊ ဝိယဇ္ဈဝံ၊ ချစ်အပ်သောသဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာ
 ယာအပ်သော သဘောဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊ စက္ခုသမ္ပုဿာ၊ မျက်စိ
 အတွေ့ ဖဿသည်။ လောကော၊ လောကန္တိ၊ သောတစာနဇိဝှာကာယသမ္ပ
 ဝေသ နားနှာခေါင်းသျှာကိုယ်အတွေ့ ဖဿသည်။ လောကော၊ လောကန္တိ၊
 မနောသမ္ပုဿာ၊ မိတ်အတွေ့ ဖဿသည်။ ဝိယဇ္ဈဝံ၊ ချစ်အပ်သောသဘော
 ဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘောဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊ စက္ခု
 သမ္ပုဿာ၊ မျက်စိအတွေ့ ကြောင့် ဖြစ်သော၊ ဝေဒနာ၊ ခံစားခြင်းဝေဒနာ
 သည် (သ)၊ လောကော၊ လောကန္တိ၊ သောတစာနဇိဝှာကာယ မနောသမ္ပုဿ
 ဇာ၊ နားနှာခေါင်းကိုယ်မိတ်အတွေ့ ကြောင့် ဖြစ်သော၊ ဝေဒနာ၊ ခံစားခြင်း
 ဝေဒနာ သည်၊ ဝိယဇ္ဈဝံ ချစ်အပ်သောသဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်
 သောသဘောဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊ ရူပသညာ၊ အဆင်းကိုမှတ်သော
 သညာသည်။ လောကော၊ လောကန္တိ၊ သမ္ဗု သညာ၊ အသိကိုမှတ်သောသညာ
 သည် (ဓ)၊ လောကော၊ လောကန္တိ၊ ဂန္ဓရုဿဖောဋ္ဌဗ္ဗဓမ္မသညာ၊ အနံ့အရသာ
 အတွေ့ တရားကိုမှတ်သောသညာသည်။ ဝိယဇ္ဈဝံ၊ ချစ်အပ်သောသဘော
 ဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘောဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊
 ရူပသဉ္စေတနာ၊ အဆင်းကိုစေ့ဆော်သောစေတနာသည်။ (ဓ)၊ လောကော
 လောကန္တိ၊ သမ္ဗုဂန္ဓရုဿဖောဋ္ဌဗ္ဗဓမ္မသဉ္စေတနာ၊ အသိအနံ့အရသာအတွေ့
 တရားကိုစေ့ဆော်တတ်သော စေတနာသည်။ ဝိယဇ္ဈဝံ၊ ချစ်အပ်သောသ
 ဘောဂြိဇ္ဈိ၊ သာတဇ္ဈဝံ၊ သာယာအပ်သောသဘောဂြိဇ္ဈိ၊ လောကော၊ လောကန္တိ၊

၂၆၂

ရှုပတ်ဗျာ၊ အဆင်းကိုတပ်သောတဗျာသည်၊ လောကေ၊ လောကန္တိ၊ သဒ္ဓတဗျာ၊ အသံကိုတပ်သောတဗျာသည်၊ (လ)၊ လောကေ၊ လောကန္တိ၊ ဝန္တရသဖောဠဗ္ဗဓမ္မတဗျာ၊ အနံအရသာအတွေ့တရား၌ တပ်သောတဗျာသည်၊ ဝိယဂ္ဂပံ၊ ချစ်အပ်သောသဘောရှိ၏၊ သာတဂ္ဂပံ၊ သာယာအပ်သောသဘောရှိ၏၊ လောကေ၊ လောကန္တိ၊ ရူပဝိတက္ကော၊ အဆင်းကိုကြံသောဝိတက်သည်၊ (လ)၊ လောကေ၊ လောကန္တိ၊ သဒ္ဓဝန္တရသဖောဠဗ္ဗဝိတက္ကော၊ အသံအနံအရသာကိုကြံသောဝိတက်သည်၊ ဝိယဂ္ဂပံ၊ ချစ်အပ်သောသဘောရှိ၏၊ သာတဂ္ဂပံ၊ သာယာအပ်သောသဘောရှိ၏၊ လောကေ၊ လောကန္တိ၊ ရူပဝိစာရော၊ အဆင်းကို သုံးသပ်သောဝိစာရသည်၊ ဝိယဂ္ဂပံ၊ ချစ်အပ်သောသဘောရှိ၏၊ သာတဂ္ဂပံ၊ သာယာအပ်သောသဘောရှိ၏၊ လောကေ၊ လောကန္တိ၊ သဒ္ဓဝိစာရော၊ အသံကိုသုံးသပ်သောဝိစာရသည်၊ (လ)၊ လောကေ၊ လောကန္တိ၊ ဝန္တရသဖောဠဗ္ဗဝိစာရော၊ အနံ အရသာအတွေ့တရား၌သုံးသပ်သောဝိစာရသည်၊ ဝိယဂ္ဂပံ၊ ချစ်အပ်သောသဘောရှိ၏၊ သာတဂ္ဂပံ၊ သာယာအပ်သောသဘောရှိ၏၊ ဣတိအယံ၊ ဤသည်လျှင်-ဝိယဂ္ဂပေသုးဟမကဒတိပဒသ၊ ဝိယဂ္ဂပေသုးဟမကဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဆန္ဒရာဂဝိနောဒနန္တိတ္ထေပဒေ၊ ဆန္ဒရာဂဝိနောဒနံ ဟူသောဤပုဒ်၌၊ ဆန္ဒရာဂေါတိ၊ ဆန္ဒရာဂဟူသည်ကား၊ ကာမေသု၊ ကာမဂုဏ်ငါးပါးတို့၌၊ ယောကပမဆန္ဒော၊ အကြင်တပ်ခြင်းလိုချင်းခြင်းဟု ဆိုအပ်သောဆန္ဒရင်း၊ ကာမရာဂေါ၊ ကာမဟုဆိုအပ်သောတပ်ခြင်းလည်းကောင်း၊ ကာမနန္တိ၊ ကာမဟုဆိုအပ်သောနှစ်လိုခြင်းလည်းကောင်း၊ ကာမတဗျာ၊ ကာမဟု ဆိုအပ်သော ချစ်ခြင်းလည်းကောင်း၊ ကာမသိနေဟော၊ ကာမဟုဆိုအပ်သော ချစ်ခြင်းလည်းကောင်း၊ ကာမပရိန္ဒာဟော၊ ကာမဟုဆိုအပ်သောပူပန်ခြင်းလည်းကောင်း၊ ကာမရုက္ခာ၊ ကာမဖြင့်မိန်းမာခြင်းလည်းကောင်း၊ ကာမဇ္ဈောသာနံ၊ ကာမဟူသောအလွန်ဆောင်းသွင်းခြင်းလည်းကောင်း၊ ကာမောစော၊ ကာမဟူသောဝင်္ဂီ၌နှစ်ပွန်းစေထတ်သောဩစာလည်းကောင်း၊ ကာမယောဂေါ၊ ကာမဟူသောဝင်္ဂီ၌ဗျာဉ်စေတတ်သောယောဂလည်းကောင်း၊ ကာမပုပါဒါနံ၊ ကာမဟူသော တဗျာဒိဗ္ဗိတို့၏စွဲလမ်းရာ ဥပါဒါနံလည်းကောင်း၊ ကာမန္တန္တိ၊ ကာမန္တန္တိဟူသောပိတ်ကိုပိတ်ပင်တတ်သောနိဝဇ္ဇေလည်းကောင်း၊ ဆန္ဒရာဂဝိနောဒနန္တိ၊ ဆန္ဒရာဂဝိနောဒနံဟူသည်ကား၊ ဆန္ဒရာဂပဘာနံ၊ ဆန္ဒရာဂကိုပယ်တတ်သော၊ ဆန္ဒရာဂဂူပသမံ၊ ဆန္ဒရာဂကိုငြိမ်းပေတတ်သော၊ ဆန္ဒရာဂပဋိနိဿတ္တံ၊ ဆန္ဒရာဂကိုစွန့်ရာဖြစ်သော၊ ဆန္ဒရာဂ

ပရိပဿဒ္ဓါ ဆန္ဒရာဂဏိ အလွန်ငြိမ်းချမ်းသော၊ အမတ်၊ သေခြင်းကင်း
 သော၊ နိဗ္ဗာန်၊ တဏှာမှထွက်မြောက်ရာဖြစ်သော၊ ဣတိအယံ၊ ဤသည်
 ယျင်၊ ဆန္ဒရာဂဝိနော ဒနန္တိပဒဿ၊ ဆန္ဒရာဂဝိနောဒနံ ဟုသောပုဂံဏိ၊
 အက္ခော၊ အနက်တည်း၊ နိဗ္ဗာနပဒမဂ္ဂတန္တိ၊ နိဗ္ဗာန ပဒမဂ္ဂတံဟူသည်
 ကား၊ တာဏပဒံ၊ စောင့်ရှောက်ရာဖြစ်သော၊ ဝေဏပဒံ၊ ဝန်းအောင်းရာ
 ဖြစ်သော၊ သရဏပဒံ၊ ကိုးကွယ်ရာ ဖြစ်သော၊ အဘယပဒံ၊ တေးမရှိ
 သော၊ နိဗ္ဗာနပဒံ၊ နိဗ္ဗာန်ဟူသော၊ အကြောင်းသဘောသည်၊ အဂ္ဂတန္တိ၊
 အဂ္ဂဟံဟူသည်ကား၊ နိဗ္ဗံ၊ ခြိဏ်၊ ရဝံ၊ အခါခပ်သိမ်းခြိဏ်၊ သဿတံ၊ အချင်း
 ခပ်သိမ်းခြိဏ်၊ အဝိဝရိဏာမဓမ္မံ၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ဣတိအယံ၊
 ဤသည်ယျင်၊ နိဗ္ဗာနပဒမဂ္ဂတန္တိပဒဿ၊ နိဗ္ဗာနပဒမဂ္ဂတံဟူသောပုဂံဏိ၊
 အက္ခော၊ အနက်တည်း၊ တေနထိကြောင့်၊ တဂပါ၊ မြတ်စွာထုရားသည်၊
 ဣဓိဋ္ဌသု တရုတဝိညာဏေသု ဝိယဂ္ဂပေသု ဟေမကဆန္ဒရာဂဝိနောဒနံ
 နိဗ္ဗာနပဒမဂ္ဂတန္တိ၊ ဣဓိဋ္ဌသု တရုတဝိညာဏေသု ဝိယဂ္ဂပေသုဟေမက
 ဆန္ဒရာဂဝိနောဒနံ နိဗ္ဗာနပဒမဂ္ဂတံဟူ၍ အာဟာ၊ ဟောတေဝံမူဗြိ၊ ။

ယေ၊ အကြင်သူတို့သည်၊ သဘာ၊ သတိနှင့် ဖြည့်စုံကုန်သည် ဖြစ်၍၊
 ဧတံ၊ ထိုနိဗ္ဗာန်ကို၊ အညာယ၊ သိကုန်၍၊ ဒိဋ္ဌဓမ္မာ၊ မြင်အပ်သော သဘောတရား
 ရှိကုန်၏၊ အဘိနိဗ္ဗုတာ၊ ကိလေသာငြိမ်းသဖြင့် အလွန်ငြိမ်းကုန်၏၊ ယေ၊
 အကြင်သူတို့သည်၊ ပဒေါ၊ အခါခပ်သိမ်း၊ ဥပသန္တာစ၊ ကံသေသောငြိမ်း
 သည်လည်းဖြစ်ကုန်၏၊ ဧတံ၊ ထိုသူတို့သည်၊ ယေကေ၊ ယေတနု၊ ဝိ၊ ဣ
 တံ၊ တဏှာကို၊ ကိဏ္ဍု၊ ကူးမြောက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ တဂပါ၊ မြတ်စွာ
 ထုရားသည်၊ ဝိ၊ ယက္ခေထိ၊ မြေတော်မူ၏၊ ဧတံ၊ ဧညာယယေသတေဝတံ
 ဣပ္ပပဒေ၊ ဧတဒညာယယေသတေဟူသော ဤပုဂံဏိ၊ ဧတန္တိ၊ ဧတံဟူသည်
 ကား၊ အမတ်၊ သေခြင်းကင်းမသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်သို့၊ ယောသော၊ အကြင်
 တရားသည်၊ သဗ္ဗသင်္ခါရသမထေ၊ အလုံးစုံသောသင်္ခါရတို့၏ငြိမ်းချမ်းခြင်း
 သဗ္ဗပရိပရိနိဿဂ္ဂေ၊ အလုံးစုံသောဥပစိတို့၏စွန့်ရာဖြစ်၏၊ တဏှာက္ခယေ၊
 တဏှာ၏ထုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ နိရောဓော၊ ရာဂ၏
 ချုပ်ချမ်းခြင်း၊ နိဝါနံ၊ တဏှာမှ ထွက်မြောက်ရာဖြစ်၏၊ ဧတံ၊ ဤနိဗ္ဗာန်ကို၊
 အညာယတိ၊ အညာယဟူသည်ကား၊ အညာယဇာနိတွာ၊ သိ၍၊ တုလယိ
 တွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံက
 တွာ၊ ထင်ရှားပြု၍၊ သဗ္ဗေ သင်္ခါရားခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊ အနိ
 ရွာတိ၊ အမြဲမရှိကုန်ဟု၊ အညာယဇာနိတွာ၊ သိ၍၊ တုလယိတွာ၊ နှိုင်းချိန်၍၊



တိရုယိတွာ၊ ရံစမ်း၍၊ ဝိဘာပယိတွာ၊ ပွါးစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားပြု
 ၍၊ သဗ္ဗေ သင်္ခါရာ ခပ်ယိမ်းသော သင်္ခါရတရားတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏
 ဟု၊ သဗ္ဗေဓမ္မာ၊ ခပ်ယိမ်းကုန်သော တရားတို့သည်၊ အနတ္တာတိ၊ အစိုးမဂ္ဂ
 ကုန်ဟု (၈)၊ ယံကိဉ္စိ အလုံးစုံသော၊ သမုဒယဓမ္မံ ဖြစ်ခြင်းသဘောတရား
 သည်၊ အတ္ထိ၊ ရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်း သဘောတရားသည်၊
 နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟု၊ အညာယဇာနိတွာ၊ သိ၍၊ တုလယိ
 တွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ ရံစမ်း၍၊ ဝိဘာပယိတွာ၊ ပွါးစေ၍၊ ဝိဘုတံက
 တွာ၊ ထင်ရှားပြု၍၊ ဝေထိ၊ ဝေဟုသည်ကား၊ ဝိဘာပယိ၊ ကုန်ပြီးသောအခါ
 သဘောရှိကုန်သော၊ အရဟတန္တော၊ ရဟန္တာတို့သည်၊ သတိပဋ္ဌာန်၊ သတိပဋ္ဌာန်သည်
 ကား၊ စဘူတိ၊ ဘဝဓမ္မတိ၊ သေးပါးကုန်သော အကြောင်းတို့ဖြင့်၊ သတိပဋ္ဌာန်
 သက်ရှိကုန်သည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊ ကာယေ နူပဿနာသတိပဋ္ဌာန်၊
 ကိုယ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းတည်းဟူသော သတိပဋ္ဌာန်ကို၊
 ဘာဝိတတ္တာ၊ ပွါးစေကုန်လျက်၊ သတိပဋ္ဌာန်၊ သက်ရှိကုန်သည် ဖြစ်၍ (၉)၊
 ဘေ၊ ထိုသူကို၊ သတိပဋ္ဌာန်၊ ဝုဇ္ဇန္တိ၊ ထိုအပ်ကုန်၏၊ ဣတိ အယ်၊
 ၍ သည်လျှင်၊ ဧတဒညာယယေ သတိပဋ္ဌာန်၊ ဧတဒညာယယေ သတိပဋ္ဌာန်
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဒိဋ္ဌဓမ္မာ၊ သိဒ္ဓိဗျူတာတိဇ္ဇေပဒေ၊ ဒိဋ္ဌ
 ဓမ္မာ၊ သိဒ္ဓိဗျူတာ ဟူသော ဤပုဒ်၌၊ ဒိဋ္ဌဓမ္မာတိ၊ ဒိဋ္ဌဓမ္မာဟူသည်ကား၊ ဒိဋ္ဌ
 ဓမ္မာ၊ မြင်အပ်သောတရားရှိကုန်၏၊ ဥာတဓမ္မာ၊ ထင်ရှားသိပြီးသောတရား
 ရှိကုန်၏၊ တုလိတဓမ္မာ၊ နှိုင်းချိန်အပ်သော တရားရှိကုန်၏၊ တိရိတဓမ္မာ၊
 ရံစမ်းပြီးသောတရားရှိကုန်၏၊ ဝိဘုတဓမ္မာ၊ ထင်ရှားပြီးသောတရားရှိကုန်
 ၍၊ ဝိဘာပိတဓမ္မာ၊ ပွါးစေအပ်ပြီးသောတရားရှိကုန်၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်
 ယိမ်းကုန်သော သင်္ခါရတရားတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ဒိဋ္ဌ
 ဓမ္မာ၊ မြင်အပ်သော တရားရှိကုန်၏၊ ယံကိဉ္စိ၊ အလုံးစုံသော၊ သမုဒယဓမ္မံ၊
 ဖြစ်ခြင်းသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံ သဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်း
 သဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘော တရားရှိ၏ဟူ၍၊
 ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီးသောတရားရှိကုန်၏၊ ဥာတဓမ္မာ၊ ထင်အပ်ပြီးသောတရား
 ရှိကုန်၏၊ တုလိ တဓမ္မာ၊ နှိုင်းချိန်ပြီးသောတရားရှိကုန်၏၊ တိရိတဓမ္မာ၊ ရံစမ်း
 ပြီးသောတရားရှိကုန်၏၊ ဝိဘုတဓမ္မာ၊ ထင်ရှားပြီးသောတရားရှိကုန်၏၊ ဝိဘာ
 ပိတဓမ္မာ၊ ပွါးစေအပ်ပြီးသော တရားရှိကုန်၏၊ အဘိနိဗ္ဗူတာတိ၊ အဘိနိဗ္ဗူ
 တာဟူသည်ကား၊ ရာဂသံ၊ ရာဂ၏၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်းပြီးသည်၏အဖြစ်
 ကြောင့်၊ နိဗ္ဗူတာ၊ နိဗ္ဗူတာမည်၏၊ ဒေါသသံ၊ ဒေါသ၏၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်း

ပြီးသည်၏ အဖြစ်ကြောင့်၊ နိဗ္ဗာတာ၊ နိဗ္ဗာတာမည်၏၊ မောဟသ၊ မောဟ
 ၏၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ် ပြီးသည်၏အဖြစ်ကြောင့်၊ နိဗ္ဗာတာ၊ နိဗ္ဗာတာမည်၏၊
 ကောဓသ၊ အမျက်ထွက်ခြင်း၏၊ ဥပနာဟသ၊ ရန်ငြိုးဖွဲ့ခြင်း၏၊ (ပ)၊
 သဗ္ဗာကုသလာဘိ သင်္ခါရာနံ ခပ်သိမ်းကုန်သော အကုသိုလ်အဘိသင်္ခါရတို့
 ၏၊ သန္တတ္တာ၊ ငြိမ်းပြီးသည်၏ အဖြစ်ကြောင့်၊ သမိတတ္တာ၊ ငြိမ်သက်ပြီး
 သည်၏ အဖြစ်ကြောင့်၊ ဝူပသမိတတ္တာ ကပ်၍ ငြိမ်းပြီးသည်၏ အဖြစ်
 ကြောင့်၊ နိဗ္ဗာတတ္တာ၊ ဗုတ်ကြည်းပြီးသည်၏အဖြစ်ကြောင့်၊ နိဗ္ဗာတတ္တာ၊
 ငြိမ်းစေပြီးသည်၏ အဖြစ်ကြောင့်၊ ဝိဂတတ္တာ၊ ကင်းပြီးသည်၏ အဖြစ်
 ကြောင့်၊ ပရိပသ ခွတ္တာ၊ အလွန်ငြိမ်းသည်၏ အဖြစ်ကြောင့်၊ သန္တာ ငြိမ်
 သက်ကုန်၏၊ ဥပသန္တာ၊ ကပ်၍ ငြိမ်သက်ကုန်၏၊ ဝူပသန္တာ၊ အထူးသဖြင့်
 ငြိမ်သက်ကုန်၏၊ နိဗ္ဗာတာ၊ ငြိမ်းကုန်၏၊ ပရိပသသန္တာ၊ အလွန်ငြိမ်ကုန်၏။
 ဣတိအယံ ဤသည်လျှင်၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗာတာတိပဒသ၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗာ
 တာဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဥပသန္တာစတသန္တာစ ပဒသ၊
 ဥပသန္တာစထေ၊ ချီ ဟူသောဤဝုန်၌၊ ဥပသန္တာတိ၊ ဥပသန္တာဟူသည့်
 ကား၊ ရာဂသ၊ ရာဂ၏၊ ဥပသမိတတ္တာ၊ ကပ်၍ငြိမ်သက်ပြီးသည်၏ အဖြစ်
 ကြောင့်၊ နိဗ္ဗာဝိတတ္တာ၊ ငြိမ်းပြီးသည်၏ အဖြစ်ကြောင့်၊ ဥပသန္တာ၊ ကပ်၍
 ငြိမ်သက်ကုန်၏၊ ဒေါသသ၊ ဒေါသ၏၊ မောဟသ၊ မောဟ၏၊ ကောဓသ၊
 အမျက်ထွက်ခြင်း၏၊ ဥပနာဟသ၊ ရန်ငြိုးဖွဲ့ခြင်း၏၊ (သ)၊ သဗ္ဗာကုသလာ
 ဘိ သင်္ခါရာနံ၊ ခပ်သိမ်းကုန်သော အကုသိုလ် အဘိသင်္ခါရတို့၏၊ သန္တတ္တာ၊
 ငြိမ် ပြီးသည်၏ အဖြစ်ကြောင့်၊ သမိတတ္တာ၊ ငြိမ်သက်ပြီးသည်၏ အဖြစ်
 ကြောင့်၊ ဝူပသမိတတ္တာ၊ ကပ်၍ ငြိမ်သက်ပြီးသည်၏ အဖြစ်ကြောင့်၊ နိဗ္ဗာ
 တတ္တာ၊ ဗုတ်ကြည်းပြီးသည်၏ အဖြစ်ကြောင့်၊ နိဗ္ဗာတတ္တာ၊ ငြိမ်းပြီးသည်၏
 အဖြစ်ကြောင့်၊ ဝိဂတတ္တာ၊ ကင်းသည်၏ အဖြစ်ကြောင့်၊ ပရိပသ ခွတ္တာ၊ အ
 လွန်ငြိမ်းသည်၏အဖြစ်ကြောင့်၊ သန္တာ ငြိမ်သက်ကုန်၏၊ ဥပသန္တာ၊ ကပ်
 ၍ငြိမ်သက်ကုန်၏၊ ဝူပသန္တာ၊ အထူးသဖြင့်ငြိမ်းသက်ကုန်၏၊ နိဗ္ဗာတာ၊ ငြိမ်း
 ကုန်၏၊ ပရိပသသန္တာ၊ အလွန်ငြိမ်းကုန်၏၊ ဣတိအယံ ဤသည်လျှင်၊ ဥပသန္တာ
 တိပဒသ၊ ဥပသန္တာဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ တေတိ၊ တေ
 ဟူသည်ကား၊ ဝိကာသဝါ၊ ကုန်ပြီးသော အာသဝေါရှိကုန်သော၊ အရဟ
 န္တော၊ ရဟန္တာတို့သည်၊ သဒါတိ၊ သဒါဟူသည်ကား၊ သဒါ၊ ခပ်သိမ်း
 ကုန်သောနေ့ပတ်လုံး၊ သဗ္ဗကာလံ၊ နံနက်အစရှိသော အခါပတ်လုံး၊ နိဗ္ဗကာ
 လံ၊ ဖြစ်သော ကာလပတ်လုံး၊ ဝူပကာလံ၊ မပြတ်သော ကာလပတ်လုံး၊

သတတံ၊ အကြားမရှိသော ကာလပတ်လုံး၊ သမိတံ၊ တပေါင်းတည်းဖြစ်
သောကာလပတ်လုံး၊ အဗ္ဗေ ကိဏ္ဍံ၊ တခြားတပါးနှင့်မရောသော ကာလ
ပတ်လုံး၊ ပေါင်္ဂါနုပေါင်္ဂါ၊ အဆက်ဆက်သော ကာလပတ်လုံး၊ ဥဒကုမိက
ဇာတံ၊ ခေလျှင် ထိမ်းကွဲသို့ဖြစ်သည့်အခါပတ်လုံး၊ အဝိစိ၊ အခြား မရှိသော
အခါပတ်လုံး၊ သန္တတံ၊ အစဉ်မပြတ်ကာလပတ်လုံး၊ သဟိတံ၊ စပ်သောအခါ
ပတ်လုံး၊ ဖျသိဟံ၊ တွေ့သောအခါပတ်လုံး၊ ပုရေတတ္ထံ၊ ဆွမ်းမစားငြိသောအ
ခါပတ်လုံး၊ ပစ္ဆိမတံ၊ ဆွမ်းစားပြီးသော အခါပတ်လုံး၊ ပုရိယေ ဝံပုဉ္ဇိ၊ ဖိ
ဟိလုံး၊ မဏ္ဍိမယာမံ၊ သန် ခေါင်ပိပတ်လုံး၊ ပစ္ဆိမယာမံ၊ ခိုးသောကိယံပတ်
လုံး၊ ကာဠေ၊ အဆုတ်ကာလပတ်လုံး၊ ဇုဗျေ၊ လဆန်းကာလပတ်လုံး၊ ဝသေ၊
ရိဗ်းလပတ်လုံး၊ ဝေမန္တေ၊ ဆောင်းလပတ်လုံး၊ ဝိဇ္ဇေ၊ နွေလပတ်လုံး၊
ပုရိမေဝယောခန္ဓေ၊ ပုရိမအရူပိပတ်လုံး၊ မဏ္ဍိမေဝယောခန္ဓေ၊ မဏ္ဍိမအရူပိ
ပတ်လုံး၊ ပစ္ဆိမေဝယောခန္ဓေ၊ ပစ္ဆိမအရူပိပတ်လုံး၊ ဣတိအယံ၊ ဤသည်
လျှင်၊ ဥပသန္တာစတေသဒါတိပဒဿ၊ ဥပသန္တာစတေသဒါ ဟူသောဝုန်
၏၊ အတ္ထော၊ အနက်တည်း၊ တိဏ္ဍာလောကေ ဝိသတ္တိကန္တိ ဝတ္ထုပဒေ၊
တိဏ္ဍာလောကေဝိသတ္တိကံ ဟူသောဤဝုန်၌၊ တဗျာ၊ တဗျာကို၊ ဝိသတ္တိ
ကာဝိသတ္တိ ကာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေ၊ အကြင်တပ်ခြင်း
တဗျာလည်းကောင်း၊ သာရာဂေ၊ ပြင်းစွာတပ်ခြင်းတဗျာလည်းကောင်း၊
(လ)၊ အဘိဇ္ဈာ၊ အလွန်လိုချင်ခြင်း တဗျာ လည်းကောင်း၊ လောဘော၊
လိုချင်ခြင်းလည်းကောင်း၊ အကုသလမူဝံ၊ အကုသိုလ်၏တည်ရာလည်း
ကောင်း၊ ဝိသတ္တိကာတိ၊ ဝိသတ္တိကာဟူသည်ကား၊ ကေနဋ္ဌေန၊ အဘယ်အနက်
ကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည် သနည်း၊ (လ)၊ ဝိသဇ္ဇာ၊ နှံ့တတ်၏၊ ဝိဇ္ဇ
တာ၊ ပြန်တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ လောကေ
တိ၊ လောကေ ဟူသည်ကား၊ အပါယလောကေ၊ အပါယ်ဘုံ၌၊ (လ)၊ အာယ
တနလောကေ၊ အာယတနတဆဲ့ နှစ်ပါးဟူသော လောက၌၊ တိဏ္ဍာလော
ကေဝိသတ္တိကန္တိ၊ တိဏ္ဍာလောကေ ဝိသတ္တိကံ ဟူသည်ကား၊ လောကေ၊
လောက၌၊ သာဝိသတ္တိကာဝါ၊ ထိုတဗျာကိုလည်းကောင်း၊ လောကေ၊ လော
က၌၊ တံဝိသတ္တိကံဝါ၊ ထိုရာဂစသောတဗျာကို လည်းကောင်း၊ တိဏ္ဍာ၊
သောတာပတ္တိမဂ်ဖြင့် ကူးကုန်ပြီး ဥတိဏ္ဍာ၊ သကဒါဂါမိမဂ်ဖြင့် ကူးကုန်
ပြီးနိတိဏ္ဍာ၊ အနာဂါမိမဂ်ဖြင့် ကူးကုန်ပြီး အတိတ္တန္တာ၊ အရဟတ္တမဂ်ဖြင့်
လွန်ကုန်ပြီး၊ သမတိတ္တန္တာ၊ ဖိုလ်ဖြင့် လွန်ကုန်ပြီး၊ ဝိတံဝတ္ထာ၊ ပစ္စဝေက္ခနာ
ဥပဏ်ဖြင့်လွန်ကုန်ပြီး၊ ဣတိအယံ၊ ဤသည်လျှင်၊ တိဏ္ဍာလောကေ ဝိသတ္တိ

ကန္တိပဒဿ၊ တိတ္ထာသောကေပိသတ္တိကံဟူသောပုန်၏။ အတ္ထော၊ အနက်
 တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရားသည်။ ဇေဒညာယ၊ ယေ
 သတာ၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊ ဥပသန္တာစတေသဒါ၊ တိတ္ထာသောကေပိသတ္တိ
 ကန္တိ၊ ဇေဒညာယယေသတာ၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊ ဥပသန္တာစတေသဒါ၊
 တိတ္ထာသောကေ ပိသတ္တိကံဟူ၍။ အာဟ၊ ဟောတော်မူပြီ။ သဟဂါ
 ထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့် တပြိုင်နက်၊ (ဝ)၊ ဘဂဝါ၊ ထူး
 တော်ကြီးသောမြတ်စွာထုရားသည်။ မေ၊ အကျွန်ုပ်၏၊ သတ္တာ၊ ဆရာတည်း၊
 အထံ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အတ္ထိံ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊
 အပေါစ၊ ဈေ့ောက်ပြီ။ ဟေမကဗ္ဗံ၊ ဟေမကပုဏ္ဏား၏ အမေးပြုသော
 သည်၊ သမတ္တံ၊ ပြီးပြီ။ ။

ကောဒေယျပဉ္စာသုတ္တန်နိဒ္ဒေသ၊

ယတ္ထိံ၊ အကြင်ပုဂ္ဂိုလ်၌၊ ကာမာ၊ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊
 ယဿ၊ အကြင်သုအား၊ တဏှာ၊ တဏှာသည်၊ နုပိဇ္ဇတိ၊ မရှိ၊ ယော၊ အကြင်
 သူသည်၊ ကထံကထာစ၊ ယုံမှားခြင်းကိုလည်း၊ တိတ္ထော၊ ကျ၊ မြောက်ပြီ၊ တ
 သာ၊ ထိုသူအား၊ ကိဒိသော၊ အဘယ်သို့သဘောရှိသော၊ ပိမောက္ခော၊ ပိမော
 က္ခကို၊ ဣန္ဒြိယဗ္ဗော၊ အလိုရှိအပ်သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော
 အသက်ရှိသော၊ တောဒေယျော၊ တောဒေယျ ပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေး
 ဈေ့ောက်ပြီ။ ။

ယတ္ထိံ၊ ကာမာနဝသန္တိတိ၊ ယတ္ထိံ၊ ကာမာနဝသန္တိဟူသည်ကား၊ ယတ္ထိံ၊
 အကြင်ပုဂ္ဂိုလ်၌၊ ကာမာ၊ ကာမဂုဏ်ငါးပါးတို့သည်၊ နဝသန္တိ၊ မနေကုန်၊
 နသံဝသန္တိ၊ ဝင်၍မနေကုန်၊ နအာဝသန္တိ၊ အထူးသဖြင့်မနေကုန်၊ နပရိဝ
 သန္တိ၊ ခပ်သိမ်းသောအပိုင်းအခြားဖြင့်မနေကုန်၊ ဣတိအထံ၊ ဤသည်ထျှင်၊
 ယတ္ထိံ၊ ကာမာနဝသန္တိတိ ပဒဿ၊ ယတ္ထိံ၊ ကာမာနဝသန္တိ ဟူသောပုန်၏။
 အတ္ထော၊ အနက်တည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော၊
 တောဒေယျော၊ တောဒေယျပုဏ္ဏားသည်၊ ပုစ္ဆိ၊ မေးဈေ့ောက်ပြီ၊ တဏှာယ
 သာနုပိဇ္ဇတိတိ၊ တဏှာယသာနုပိဇ္ဇတိဟူသည်ကား၊ ယဿ၊ အကြင်သူ
 အား၊ တဏှာ၊ တဏှာသည်၊ နုပိဇ္ဇတိ၊ မရှိ၊ နသံပိဇ္ဇတိ၊ ကောင်းစွာမရှိ၊
 နုပသတ္တိ၊ မရအပ်၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော မီးဖြင့်၊ ဧဇာ၊ ဗုတ်
 ကြည်းအပ်ပြီ၊ ဣတိအထံ၊ ဤသည်ကား၊ တဏှာယသာနုပိဇ္ဇတိတိပဒဿ၊
 တဏှာယသာနုပိဇ္ဇတိဟူသောပုန်၏။ အတ္ထော၊ အနက်တည်း၊ ကထံကထာ

စယောတိဇ္ဈောတိ၊ ကထံကထာစယောတိဇ္ဈောဟူသည်ကား၊ ယော၊ အကြင်သူသည်၊ ကထံကထာစ၊ ယုံမှားခြင်းကိုလည်း၊ တိဇ္ဈော၊ ကူးမြောက်ပြီး ဥတိဇ္ဈော၊ အထူးသဖြင့် ကူးမြောက်ပြီး၊ နိတ္ထိဇ္ဈော၊ အကြွင်းမရှိကူးမြောက်ပြီး၊ အတိတ္ထန္တန္တော၊ လွန်ပြီ၊ သမတိတ္ထန္တန္တော၊ ကောင်းစွာလွန်ပြီ၊ ဝိတိဇ္ဈော၊ အထူးသဖြင့်လွန်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ ကထံကထာစယောတိဇ္ဈောတိပဒဿ၊ ကထံကထာစယောတိ ဇ္ဈောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝိမောက္ခောတဿ ကိဒိသောတိ၊ ဝိမောက္ခောတဿ ကိဒိသောဟူသည်ကား၊ တဿ၊ ထိုသူအား၊ ကိဒိသော၊ အဘယ်သို့သဘောရှိသော၊ ဝိမောက္ခော၊ ဝိမောက္ခကို၊ ကိံသဗ္ဗိတော၊ အဘယ်သို့ တည်ရာရှိသော၊ ကိံပကာရော၊ အဘယ်သို့ အပြားရှိသော၊ ကိံပနိဘာဂေါ၊ အဘယ်နှင့်တူသော၊ ဝိမောက္ခော၊ ဝိမောက္ခကို၊ ဣန္ဒြိတဗ္ဗော၊ အလိုရှိအပ်သနည်း၊ ဣတိ၊ ဤသို့၊ ဝိမောက္ခံ၊ ဝိမောက္ခကို၊ ပုစ္ဆတိ၊ မေး၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိမောက္ခော ကိဒိသောတိပဒဿ၊ ဝိမောက္ခောကိဒိသော ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဟောန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုတောဒေယျပုစ္ဆားသည်၊ ယသ္မိံ ကာမာနဝသန္တိ၊ ဣစ္စာယသ္မာ တောဒေယျော၊ တဏှာယဿနိဇ္ဇတိ၊ ကထံကထာစ ယောတိဇ္ဈော၊ ဝိမောက္ခောတဿ ကိဒိသောတိ၊ ယသ္မိံ ကာမာနဝသန္တိ၊ ဣစ္စာယသ္မာ တောဒေယျော၊ တဏှာယဿနိဇ္ဇတိ၊ ကထံကထာစယော တိဇ္ဈော၊ ဝိမောက္ခော တဿကိဒိသောဟူ၍၊ အဘာ၊ ဆိုပြီး ။



တောဒေယျ- တောဒေယျပုစ္ဆား၊ ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌၊ ကာမာ၊ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊ ယဿ၊ အကြင်သူအား၊ တဏှာ၊ တဏှာသည်၊ နိဇ္ဇတိ၊ မရှိ၊ ယော၊ အကြင်သူသည်၊ ကထံကထာစ၊ ယုံမှားခြင်းကိုလည်း၊ တိဇ္ဈော၊ ကူးမြောက်ပြီး၊ တဿ၊ ထိုသူအား၊ အပရော၊ တပါးသော၊ ဝိမောက္ခော၊ ဝိမောက္ခသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ တဂေါ၊ မြတ်စွာဘုရားသည်၊ ဝိသဇ္ဇေသိ၊ ဖြေတော်မူ၏ ။ ယသ္မိံ ကာမာ နဝသန္တိတိတ္ထေပဒေ၊ ယသ္မိံ ကာမာနဝသန္တိ ဟူသောဤပုဒ်၌၊ ယသ္မိံတိ၊ ယသ္မိံဟူသည်ကား၊ ဝိသာသဂေါ၊ ကုန်ပြီးသော အာသဂေါရှိသော၊ ဣရဟန္တေ၊ ရဟန္တာဖြစ်သော၊ ယသ္မိံ ပုဂ္ဂဓထ၊ အကြင်ပုဂ္ဂိုလ်၌၊ ကာမာတိ၊ ကာမာဟူသည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့လည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမတို့ လည်းကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်းအားဖြင့်၊ ဧဒ္ဓန္တံပါးတို့တည်း၊ (ထ)၊ ဣမေ၊ ဤ

သည်တို့ကို၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့ဟူ၍၊ ဝုဠ်နိ၊ ဆိုအပ်ကုန်၏။
 (လ)၊ ရှုမေ၊ ဤသည်တို့ကို၊ ကိလေသကာမာ၊ ကိလေသကာမတို့ဟူ၍၊
 ဝုဠ်နိ၊ ဆိုအပ်ကုန်၏။ ယထိံကာမာနဝသန္တိတိ၊ ယထိံကာမာနဝသန္တိဟု
 သည်ကား၊ ယထိံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၌၊ ကာမာ၊ ကာမဂုဏ်တို့သည်၊
 နဝသန္တိ၊ ရှေးဦးစွာမနေကုန်၊ နသံဝသန္တိ၊ ဝင်၍မကုန်၊ နအာဝသန္တိ၊ အ
 ထူးသဖြင့်မနေကုန်၊ နပရိဝသန္တိ၊ ခပ်သိမ်းသောအခြင်းအရာဖြင့် မနေကုန်၊
 ဣဘိအယံ၊ ဤသည်လျှင်၊ ယထိံကာမာနဝသန္တိတိပဒဿ၊ ယထိံကာမာန
 ဝသန္တိဟုသောပုဂ္ဂိုလ်၌၊ အတ္ထော၊ အနက်တည်း၊ တောဒေယျာတိ၊ တောဒေ
 ယျာဟူ၍၊ ဘဂဝါ၊ မြတ်စွာထူးသည်၊ အာသပတိ၊ ခေါ်တော်မူ၏ တဏှာ
 ယဿနုပိဇ္ဇတိတိတ္ထေပဒေ၊ တဏှာယဿနုပိဇ္ဇတိဟုသောဤပုဂ္ဂိုလ်၌၊ တဏှာ
 တိ၊ တဏှာဟုသည် ကား၊ ရူပတဏှာ၊ ရူပါရုံ၌တပ်သော တဏှာလည်း
 ကောင်း၊ သဒ္ဓတဏှာ၊ သဒ္ဓါရုံ၌တပ်သောတဏှာလည်းကောင်း၊ ဂန္ဓာတ
 ဏှာ၊ ဂန္ဓာရုံ၌တပ်သောတဏှာလည်းကောင်း၊ ရသတဏှာ၊ ရသာရုံ၌တပ်
 သောတဏှာလည်းကောင်း၊ ဗောဇ္ဈဗ္ဗတဏှာ၊ ဗောဇ္ဈဗ္ဗရုံ၌တပ်သောတဏှာ
 လည်းကောင်း၊ ဓမ္မတဏှာ၊ ဓမ္မာရုံ၌တပ်သော တဏှာ လည်းကောင်း၊
 ယဿာတိ၊ ယဿဟု သည်ကား၊ ဝိသာသဝဿ၊ ကုန်ပြီးသောအာသဝေါ
 ရှိသော၊ အရဟတော၊ ရဟန္တာအား၊ တဏှာ ယဿနုပိဇ္ဇတိတိ၊ တဏှာ
 ယဿနုပိဇ္ဇတိ ဟုသည်ကား၊ ယဿ၊ အကြင်ရဟန္တာအား၊ တဏှာ၊
 တဏှာသည်၊ နတ္ထိံသန္တိ၊ မရှိ၊ နသံပိဇ္ဇာဘိ၊ ကောင်းစွာမရှိ၊ နုပလဗ္ဗန္တိ၊ မရ
 အပ်၊ ပတိနာ၊ ပတ်အပ်ပြီး၊ သမုန္တိန္နာ၊ ကောင်းစွာဖြတ်အပ်ပြီး၊ ဝူပသန္တာ၊
 ငြိမ်းပြီးပခုသသဒ္ဓါ၊ အလွှားငြိမ်းပြီး၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါ
 မထိုက်ပြီးဥာဟဂ္ဂိနာ၊ ဥာဏ်တည်းဟူသော ဝိးဖြင့်၊ ဒဇာ၊ ဖုတ်ကြည်းအပ်
 ပြီး၊ ဣဘိအယံ၊ ဤသည်လျှင်၊ တဏှာယဿနုပိဇ္ဇတိတိပဒဿ၊ တဏှာ
 ယဿနုပိဇ္ဇတိဟုသောပုဂ္ဂိုလ်၌၊ အတ္ထော၊ အနက်တည်း၊ ကထံကထာစယော
 တိ၊ န္ဗာတိတ္ထေပဒေ၊ ကထံကထာစယော တိ၊ န္ဗာဟုသော ဤပုဂ္ဂိုလ်၌၊ ဝိပိ
 တိတ္ထေ၊ ယုံမှားခြင်းကို၊ ကထံကထာ၊ ကထံကထာဟူ၍၊ ဝုဠ်တိ၊ ဆိုအပ်၏။
 နုက္ခေ၊ နုက္ခသဗ္ဗာန္တိ၊ ကင်္ခါ၊ ယုံမှားခြင်းလည်းကောင်း၊ (လ)၊ ဝိပ္ပဿ၊ စိတ်၏
 ဆန္တိကတ္တံ၊ ခက်တရော်ရှိသောအဖြစ်လည်းကောင်း၊ မနောပိထေဇေါ၊
 စိတ်၏မူးခြစ်ခြင်းလည်းကောင်း၊ အယံ၊ ဤသည်ကို၊ ကထံကထာ၊ ကထံ
 ကထာဟူ၍၊ ဝုဠ်တိ၊ ဆိုအပ်၏။ ယောတိ၊ ယောဟုသည်ကား၊ ဝိသာသဝေါ၊
 ကုန်ပြီးသောအာသဝေါရှိသော၊ ယောသောအရဟန္တာ၊ အကြင်ရဟန္တာ

သည်။ ကထံကထာစ ယောတိဇ္ဈောတိ၊ ကထံကထာစ ယောတိဇ္ဈော
 ဟူသည်ကား၊ ယော၊ အကြင် ရဟန္တာသည်၊ ကထံကထာစ၊ ယုံမှား
 ခြင်းကိုလည်း၊ တိဇ္ဈော၊ ကူးမြောက်ပြီ၊ ဥတိဇ္ဈော၊ အထူးသဖြင့်ကူး
 မြောက်ပြီ၊ နိတ္တိဇ္ဈော၊ အကြွင်းမရှိကူးမြောက်ပြီ၊ အတိတ္တန္တော၊ လွန်ပြီ၊
 သမတိတ္တန္တော၊ ကောင်းစွာလွန်ပြီ၊ ဝိတိဇ္ဈော၊ အထူးသဖြင့်လွန်ပြီ၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ကထံကထာစယောတိဇ္ဈောတိပဒသ၊ ကထံကထာ
 စယောတိဇ္ဈောဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဝိမောက္ခောတသ
 နာပရောတိ၊ ဝိမောက္ခောတသနာပရောဟူသည်ကား၊ တသ၊ ထိုရဟန္တာ
 အား၊ အပရော၊ ကိလေသာကင်းသည်မှတပါးသော၊ ဝိမောက္ခော၊ ဝိမောက္ခ
 သည်၊ နတ္ထိ၊ မရှိသော၊ ထိုရဟန္တာသည်၊ ယေနဝိမောက္ခေန၊ အကြင်ဝိ
 မောက္ခဖြင့်၊ ဝိမုစ္စေယျ၊ ကိလေသာမှထွတ်ရာ၏၊ ဝိမုစ္စော၊ ကိလေသာမှ
 ထွတ်၏၊ တေနဝိမောက္ခေန၊ ထိုဝိမောက္ခဖြင့်၊ ကရဏီယံ၊ ပြုထွက်ကိစ္စကို၊
 တသ၊ ထိုရဟန္တာသည်၊ ကတံ၊ ပြုအပ်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိ
 မောက္ခောတသနာပရောတိပဒသ၊ ဝိမောက္ခောတသနာပရော ဟူသော
 ပုဒ်၏အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ ယတ္ထိံကမမာနဝသန္တိ၊ တောဒေယျာတိဘဂဝါ၊ တဏှာယသန
 ဝိန္နုကံ၊ ကထံကထာစယောတိဇ္ဈော၊ ဝိမောက္ခောတသနာ ပရောတိ၊
 ယတ္ထိံကမမာနဝသန္တိ၊ တောဒေယျာတိဘဂဝါ၊ တဏှာယသနဝိန္နုတိ၊
 ကထံကထာ စယောတိဇ္ဈော၊ ဝိမောက္ခောတသ နာပရောဟူ၍၊ အော၊
 တောဒေတံမူပြီ ။

အတ္ထောသာကီ ငမင်းသားဖြစ်တော်မူသောအရှင်ထုရား၊ သော၊ ထိုသူ
 သည်၊ နိရာသသော၊ တပ်မက်မောခြင်းချက်ကင်းသလော၊ ဥဒ၊ ထိုသို့မဟုတ်
 မူကား၊ အာသသာနော၊ တပ်မက်မောခြင်း အာသာရှိသလော၊ သော၊ ထိုသူ
 သည်၊ ပညာဏဝါ၊ သမာပတ်စသောဥာဏ်ရှိသလော၊ ဥဒ၊ ထိုသို့မဟုတ်မူ
 ကား၊ ပညာကပ္ပိ၊ သမာပတ်စသောဥာဏ်ဖြင့်၊ တဏှာကပ္ပ၊ နိဗ္ဗိကပ္ပကံ ကြံ
 သလော၊ သမန္တစက္ခု၊ လက်ဝန်းကျင် မြင်နိုင်သော သဗ္ဗညုတဥာဏ်ရှိ
 တော်မူသောအရှင်ထုရား၊ တံမုနိံ၊ ထိုရန်ကို၊ ယထာ၊ အကြင်အခြင်းဖြင့်၊
 အဟံ၊ အကျွန်ုပ်သည်၊ ဝိဇေဉာ၊ ထိအပ်၏၊ တထာ၊ ထိုအခြင်းဖြင့်၊ တံ၊ ထိုရန်
 ကို၊ မေ၊ အကျွန်ုပ်အား၊ ဝိယာစိက္ခ၊ ကြားတော်မူပါလော့၊ ။ နိရာသသော
 သောဥဒအာသသာနောတိ၊ နိရာသသောသော ဥဒအာသသာနော ဟူသည်
 ကား၊ သော၊ ထိုသူသည်၊ နိတဏှော၊ တပ်ခြင်းတဏှာကင်းပြီလော့၊ ဥဒ၊ ဟု၊



ထိုသို့မဟုတ်မူကား၊ သတထော၊ တပ်ခြင်းတထော၊ ရှိသေးသလော၊ ရှုပေ၊ ရှု
ပါရုံ၌၊ အာဘိ သတိ၊ တောင့်တသေးသလော၊ သဗ္ဗေ၊ သဒ္ဓါရုံ၌၊ ဂန္ဓေ၊ ဂန္ဓာရုံ၌၊
ရသေ၊ ရသာရုံ၌၊ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံ၌၊ ကုဏေ၊ အမျိုး၌၊ ဂဏေ၊ အပေါင်း
အဖတ်၌၊ အာဝါသေ၊ ကျောင်း၌၊ ထာဝေ၊ လာဘ်ရခြင်း၌၊ ယသေ၊ အခြံအရံ
၌၊ ပသံသေ၊ ပြီးပွမ်းခြင်း၌ သုခေ၊ ချမ်းသာကိုခံစားခြင်း၌၊ ဝိဝဇေ၊ သင်္ကန်း၌၊
ဝိဇ္ဇာပါတေ၊ ထွမ်း၌၊ သေနာသနေ၊ ကျောင်း၌၊ ဝိယာနပပ္ပယဘေ၊ သဗ္ဗပရိက္ခ
ရေ၊ သူနာ၏အထောက်အပံ့အရံအတားဖြစ်သောသေး၌၊ ကာမဝေတုယာဝါ
ကာမဝေတံ၌၊ ရူပဝေတု၊ ဘဝါ၊ ရူပဝေတံ၌၊ အရူပဝေတု၊ သာဝါ၊ အရူပဝေတံ
၌၊ ကာမဘဝေ၊ ကာမဘဝ၌၊ ရူပဘဝေ၊ ရူပဘဝ၌၊ အရူပဘဝေ၊ အရူပဘဝ
၌၊ သညာဘဝေ၊ သညာရှိသောဘဝ၌၊ အသညာဘဝေ၊ သညာမရှိသော
ဘဝ၌၊ နေဝ သညာနာသညာဘဝေ၊ သညာ ရှိသည်ထည်းမဟုတ်သညာမရှိ
သည်ထည်းမဟုတ်သောဘဝ၌၊ ဧကဝေါကာရဘဝေ၊ ခန္ဓာတပါးရှိသော
ဘဝ၌၊ စတုဝေါကာရဘဝေ၊ ခန္ဓာထေးပါးရှိသောဘဝ၌၊ ပဉ္စဝေါကာရဘဝေ
ခန္ဓာငါးပါးရှိသောဘဝ၌၊ အတိတေ၊ ဖြစ်လေပြီးသည်၌၊ အနာဂတေ၊ ဖြစ်
လတ္တံ့သည်၌၊ ပစ္စုပ္ပန္နေ၊ ဖြစ်ဆဲ၌၊ ဖိဋ္ဌသုဘရုဘဝိညာဟဗ္ဗေ၊ မြင်အပ်ကြား
အပ်တွေ့အပ်ထိအပ်သော၊ ဓမ္မေ၊ တရား၌၊ အာဘိသတိ၊ တောင့်တသေး
သလော၊ ဣစ္ဆတိ၊ အလိုရှိသေးသလော၊ သာဒိယတိ၊ သာယာသလော၊
ပဇ္ဇတ္တတိ၊ တောင့်တသလော၊ ပိဟေတိ၊ ချစ်သလော၊ အတိဇပ္ပတိ၊ တောင့်
တသောအားဖြင့်ပြောဆိုသလော၊ ဣတိအယံ၊ ဤသည်လျှင်၊ နိရာသသေ၊
သောဥဒအာသ သာနောတိပဒဿ၊ နိရာသသေ၊ သောဥဒအာသ သာနော
ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပညာဏဝါသောဥဒပညကဗ္ဗိတိ
တ္ထေ၊ ပညာဏဝါသောဥဒပညကဗ္ဗိဟူသောဤပုဒ်၌၊ ပညာဏဝါသော
တိ၊ ပညာဏဝါသောဟု သည်ကား၊ သော၊ ထိုသူသည်၊ ပဏ္ဍိတော၊ ချမ်း
သာခြင်းကြောင့်မကြွမတက်သောပညာရှိသလော၊ ပညဝါ၊ ပစ္စုပ္ပန်သံသ
ရာအကျိုးနှစ်ပါး၌ဆည်းဘူးတတ်သောပညာရှိသလော၊ ဗုဒ္ဓိမာ၊ မိမိအကျိုး
၌မတုန်မထုပ်သော ပညာရှိသလော၊ ဥာဏီ၊ နက်နဲသော အကျိုးတိမ်သော
အကျိုးကိုမြှော်မြင်နိုင်သောပညာရှိသလော၊ ဝိဘာဝိ၊ ခက်ခဲဖူးထွမ်းခြင်း
ရှိသောအကျိုးအံ့ကြောင်း၌ထွန်းမသောပညာရှိသလော၊ မေဓေဝိ၊ ကံထေသ
မရှိဖြူစင်သောမှန်သောချိန်နှင့်တူသောပညာရှိသလော၊ ဥဒပညကဗ္ဗိတိ၊ ဥဒ
ပညကဗ္ဗိဟု သည်ကား၊ ဥဒါဟု၊ ထိုသို့မဟုတ်မူကား၊ အဋ္ဌသမာပတ္တိဥာဏေ
နဝါ၊ ရှစ်ပါးသောသမာပတ္တိဥာဏ်ဖြင့် ထည်းကောင်း၊ ပဉ္စတိညာဥာဏေန

ဝါ၊ ငါးပါးသော အဘိညာဉ်ညွှန်ဖြင့်လည်းကောင်း၊ တဏှာကပ္ပံဝါ၊ တဏှာ
 ကပ္ပကိုလည်းကောင်း၊ ဒိဋ္ဌိကပ္ပံဝါ၊ ဒိဋ္ဌိကပ္ပကိုလည်းကောင်း၊ ကပ္ပေတိ၊
 ကြံသလော၊ ဓနောတိ၊ ဖြစ်စေသလော၊ သဗ္ဗာနောတိ၊ ကောင်းစွာဖြစ်စေသ
 လော၊ နိဗ္ဗန္တေတိ၊ ပြီးစေသလော၊ အဘိနိဗ္ဗန္တေတိ၊ အလွန်ပြီးစေသလော၊
 ဣတိအယံ၊ ဤသည်လျှင်၊ ပညာဏဝါသော ဥဒပညကပ္ပတိပဒသ၊ ပညာ
 ဏဝါသော ဥဒပညကပ္ပိဟူသောပုဒ်၏၊ အက္ခော၊ အနက်တည်း၊ မုနိံ အဟံသ
 က္ကယထာပိဇညန္တိက္ခေပဒေ၊ မုနိံ အဟံသက္ကယထာပိဇညံဟူသောဤပုဒ်
 ၏၊ သက္ကာတိ၊ သက္ကဟူသည်ကား၊ ဘဝဝါ၊ မြတ်စွာထုရားသည်၊ သက္ကော၊
 သာဓိဝင်မင်းမျိုးမှ၊ ပဗ္ဗဇိတော၊ ထွက်၍ရဟန်းပြုတော်မူ၏၊ ဣတိပိ၊ ထို
 ကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ အထဝါ၊ တနည်းကား၊ အ
 နော၊ တရားဖြင့်ကြွယ်ဝတော်မူ၏၊ မဟဒ္ဓနော၊ တရားတည်းဟူသောများ
 သော ဥစ္စာနှင့်ပြည့်စုံ၏၊ ဓနဝါ တရားထည်းဟူသော ဥစ္စာရှိ၏၊ ဣတိပိ၊ ထို
 ကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ တဿ၊ ထိုမြတ်စွာထုရား
 အား၊ ဣမာနိဓနာနိ၊ ဤတရားတည်းဟူသော ဥစ္စာတို့သည်၊ သန္တိ၊ ရှိကုန်၏၊
 ဣဒံဣမာနိဓနာနိ၊ ဤဥစ္စာတို့သည်၊ သေယျထာကတမာနိ၊ အထထံသည်
 တို့နည်း၊ သဒ္ဓါဓနံ၊ သဒ္ဓါဟူသော ဥစ္စာလည်းကောင်း၊ သီလဓနံ၊ သီလဟူ
 သော ဥစ္စာလည်းကောင်း၊ ဟိရိဓနံ၊ ဟိရိဟူသော ဥစ္စာလည်းကောင်း၊ ဩတ္တ
 ပ္ပဓနံ၊ ဩတ္တပ္ပဟူသော ဥစ္စာလည်းကောင်း၊ သုတဓနံ၊ သုတဟူသော ဥစ္စာ
 လည်းကောင်း၊ စာဂဓနံ၊ စာဂဟူသော ဥစ္စာလည်းကောင်း၊ ပညာဓနံ၊ ပညာ
 ဟူသော ဥစ္စာလည်းကောင်း၊ သတိပဋ္ဌာနဓနံ၊ သတိပဋ္ဌာန် ဟူသော ဥစ္စာ
 လည်းကောင်း၊ သမ္ပပ္ပဓာနဓနံ၊ သမ္ပပ္ပဓာန်ဟူသော ဥစ္စာလည်းကောင်း၊ ဣဒ္ဓိ
 ပါဒဓနံ၊ ဣဒ္ဓိပါဒ်ဟူသော ဥစ္စာလည်းကောင်း၊ ဣန္ဒြိယဓနံ၊ ဣန္ဒြိယဟူသော
 ဥစ္စာလည်းကောင်း၊ ဗလဓနံ၊ ဗိုလ်ဟူသော ဥစ္စာလည်းကောင်း၊ ဗောဇ္ဈင်္ဂဓနံ၊
 ဗောဇ္ဈင်္ဂဟူသော ဥစ္စာလည်းကောင်း၊ မဂ္ဂဓနံ၊ မဂ်ဟူသော ဥစ္စာလည်း
 ကောင်း၊ ပဏဓနံ၊ ဗိုလ်ဟူသော ဥစ္စာလည်းကောင်း၊ နိဗ္ဗာနဓနံ၊ နိဗ္ဗာန်ဟူသော
 ဥစ္စာလည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့တည်း၊ အနောကဝိဝိဇေတိ၊ များ
 သော အပြားရှိကုန်သော၊ တေတိဓနရတနောတိ၊ ထိုဥစ္စာတည်းဟူသော ရတ
 နာတို့ဖြင့်၊ အနော၊ ကြွယ်ဝ၏၊ မဟဒ္ဓနော၊ များသော ဥစ္စာနှင့်ပြည့်စုံ၏၊ ဓနဝါ
 များသော ဥစ္စာရှိ၏၊ ဣတိပိ၊ ဤသို့လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ အထ
 ဝါ၊ တနည်းကား၊ ဗဟူဝိသပိ၊ များစွာအကျွမ်းဝင်၏၊ အထမက္ခော၊ မုနိံဟူတို့

ကိုအောင်ခြင်းငှါ စွမ်းနိုင်၏။ သူ့ရော၊ ရဲရင့်၏။ မီးရော၊ ပညာရှိတို့သည်။
 ဝိက္ခမန္တ၊ ရန်သူတို့ကိုနှစ်သက်စေတတ်၏။ အဘိဇ္ဈ၊ ကြောက်ခြင်းမရှိ။ အ
 ဆန္တိ၊ တုန်ထွက်ခြင်းမရှိ။ အနုကြသံ၊ ထန်ခြင်းမရှိ။ အပယောယိ၊ ပြေးခြင်းမရှိ
 ပဟိနာယဘောရဂေါ၊ ပယ်ပြီးသော ကြောက်မက်သွယ်ရှိ၏။ ဝိဂတလော
 မဟံသော၊ ကြက်သီးမွေးသွင်း ထခြင်းကင်း၏။ ဣတိဝိ၊ ထိုကြောင့်လည်း။
 သက္ကော၊ သက္ကမည်တော်မူ၏။ ရနအဟံသက္ကယထာဝိဇညန္တိ၊ မုနိအဟံ
 သက္ကယထာဝိဇညံဟူသည်ကား။ သက္က၊ သာဏီဝင်မင်းသားဖြစ်တော်မူ
 သောအရှင်ဘုရား၊ ယထာ၊ အကြင်အခြင်းဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ မုနိ၊
 မုနိကို၊ ဇာနည်ယုံ၊ သိရာ၏။ အာဇာနည်ယုံ၊ အာရုံပြုသော အားဖြင့်သိရာ၏။
 ဝိဇာနည်ယုံ၊ အထူးသဖြင့်သိရာ၏။ ဝိဝိဇာနည်ယုံ၊ တဖန်အထူးသဖြင့်သိရာ
 ၏၊ ပဋိဝိဇ္ဈေယျံ၊ ထိုးထွင်း၍သိရာ၏။ ဣတိအဟံ၊ ဤသည်လျှင်၊ မုနိ၊ အဟံသ
 က္ကယထာဝိဇညန္တိပဒသ၊ မုနိ၊ အဟံသက္ကယထာဝိဇညံဟူသော ပုဒ်၏။

အက္ခော၊ အနက်တည်း။ တံမေဝိယာဝိက္ခသမန္တစက္ခုတိဇ္ဈေပဒေ၊ တံမေ
 ဝိယာဝိက္ခသမန္တစက္ခု ဟူသော ဤပုဒ်၌၊ တန္တိ၊ တံဟူသည်ကား။ ယံ၊ အ
 ကြင်မုနိဖြစ်ကြောင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏။ ယံ၊ အကြင်မုနိဖြစ်ကြောင်းကို၊
 ယာစာမိ၊ တောင်းပန်ပါ၏။ ယံ၊ အကြင်မုနိဖြစ်ကြောင်းကို၊ အဇ္ဈေသာမိ၊
 တိုက်တွန်းပါ၏။ ယံ၊ အကြင်မုနိဖြစ်ကြောင်းကို၊ ပသာဒေမိ၊ ကြည်ညိုပါ၏။
 ဝိယာဝိက္ခာတိ၊ ဝိယာဝိက္ခဟူသည်ကား။ အာဝိက္ခ၊ ကြားတော်မူပါလော့၊
 ဒေသေဟိ၊ ဟောပါလော့၊ ပညာပေဟိ၊ သိစေပါလော့၊ ပဋ္ဌပေဟိ၊ ထားပါ
 လော့၊ ဝိဝရ၊ ဖွင့်ပါလော့၊ ဝိဘဇ၊ ဝေဘန်ပါလော့၊ ဥက္ကာနိ၊ ကရေဟိ၊ ပေါ်
 သည်ကိုပြုပါလော့၊ ပကာသေဟိ၊ ထင်ရှား ပြပါလော့၊ သမန္တစက္ခုတိ၊ သ
 မန္တစက္ခုဟူသည်ကား။ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတညာဏံကို၊ သမန္တစက္ခု
 သမန္တစက္ခုဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ (ပ)၊ တေန၊ ထိုကြောင့်၊ တထာဂတော၊
 မြတ်စွာဘုရားသည်၊ သမန္တစက္ခု၊ သမန္တစက္ခုမည်တော်မူ၏။ ဣတိအဟံ၊ ဤ
 သည်လျှင်၊ တံမေဝိယာဝိက္ခသမန္တစက္ခုတိပဒသ၊ တံမေဝိယာဝိက္ခသမ
 န္တစက္ခုဟူသောပုဒ်၏။ အက္ခော၊ အနက်တည်း။ တေန၊ ထိုကြောင့်၊ သော
 ဗြာဟ္မဒေဝာ၊ ထိုတောဒေယျပုစ္ဆာသည်။ နိရာသသော သေဥဒအာသ
 သာနောပညာဏဝါသော ဥဒပညကပ္ပိမုနိ၊ အဟံ သက္ကယထာဝိဇညံတံမေ
 ဝိယာ ဝိက္ခသမန္တစက္ခုတိ၊ နိရာသသောသော ဥဒအာသ သာနောပညာ
 ဏဝါသော ဥဒပညကပ္ပိမုနိ၊ အဟံသက္ကယထာဝိဇညံတံမေဝိယာဝိက္ခသ
 မန္တစက္ခုဟူ၍၊ အာဟ၊ ယျောက်ပြီ။ ။

တောဒေယျ၊ တောဒေယျပုဏ္ဏား၊ သောထိရနိသည်၊ နိရာသသော၊
 တပ်ခြင်း၊ ကင်း၏၊ နအသသာနော၊ တပ်ခြင်းအာသာမရှိ၊ သောထိရနိ
 သည်၊ ပညာတာဝါ၊ ပညာရှိ၏၊ သောထိရနိသည်၊ နပညကပ္ပိဉ္ဇာဏ်ဖြင့်
 တဏှာကပ္ပဒိဋ္ဌိကပ္ပကိမတြိ၊ ဝေဝိ၊ ဤသို့လည်း၊ အဏိဉ္ဇနံ၊ ကြောင့်ကြမရှိ
 သောကာမာဒော၊ ကာမထုံ၌၊ အသတ္တံ၊ တပ်ခြင်းမရှိသော၊ ရနိရနိကိ၊
 ဝိဇာနာထိဓထာ၊ နိရာသသောနသောအာသာသာနောတိ၊ နိရာသသောန
 သောအာသာသာနောဟူသည်ကား၊ သောထိရနိသည်၊ နိတဏှော၊ တပ်
 ခြင်းကဏှာကင်း၏၊ သောထိရနိသည်၊ နအာသဗဏှော၊ တပ်ခြင်းအာ
 သာဗဏှာမရှိ၊ သောထိရနိ ပညာရူပေ၊ ရူပါရုံ၌၊ နာသီသတိ၊ မတောင့်
 တာ၊ သဒ္ဓါ၊ သဒ္ဓါရုံ၌၊ ဂန္ဓေ၊ ဂန္ဓာရုံ၌၊ (၅) ဒိဋ္ဌသုတဓုတဝိညာဏ်ဗျေ၊ မြင်အပ်
 ကြားအပ်တွေ့အပ်သိအပ်သော၊ ဓမ္မေ၊ ဓမ္မာရုံတရား၌၊ နာသီသတိ၊ မတောင့်
 တာ၊ နန္တုတ္တတိ၊ အသိုမရှိ၊ နသဒိသတိ၊ မသာယာ၊ နပဋ္ဌေတိ၊ မတောင့်တာ၊
 နဝိဟေတိ၊ မချစ်၊ နာတိဇပတိ၊ တောင်တသော အားဖြင့်မပြောဆို၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ နိရာသသောနသော အာသာသာနောတိပဒေသ၊ နိရာသ
 သောနသောအာသာသာ နောဟူသောပုဒ်၏၊ အဋ္ဌော၊ အနက်တည်း၊ ပညာ
 နဝါသောနသောပညကပ္ပိတိဋ္ဌေပဒေ၊ ပညာတာဝါသောနသော ပညကပ္ပိ
 ဟူသောဤပုဒ်၌၊ ပညာတာဝါတိ၊ ပညာတာဝါဟူသည်ကား၊ သောထိရနိ
 သည်၊ ပဏ္ဍိကော၊ ချမ်းသာခြင်းကြောင့်မမြောက်မကက်သော ပညာရှိ၏၊
 ပညာ၊ ပစ္စုပ္ပန်သံသရာ အကျိုးနှစ်ပါးကို ဆည်းဘူးတတ်သောပညာရှိ၏၊
 ဗုဒ္ဓိမာ၊ မိမိအကျိုးသူဘဝါး၏အကျိုး၌မတုန်မထုပ်သောပညာရှိ၏၊ ဉာဏိ၊
 နက်နဲသောအကျိုးတိန်သောအကျိုး၌အမြဲသက်ဝင်သောပညာရှိ၏၊ ဝိဘာ
 ဝိ ဝေက်သောရုံးလွှမ်းခြင်းရှိသော အကျိုးအကြောင်း၌ ထွန်းပတတ်သော
 ပညာရှိ၏၊ မေခာဝိ၊ ကိလေသာမရှိ ဖြစ်ဝင်သော မှန်သော ချိန်နှင့်တူသော
 ပညာရှိ၏၊ နသော ပညကပ္ပိတိ၊ နသော ပညကပ္ပိဟူသည်ကား၊ အဋ္ဌသမာ
 ပတ္တိဉ္ဇာဏနဝါ၊ ရှစ်ပါးသော သမာပတ္တိဉ္ဇာဏ်ဖြင့်လည်းကောင်း၊ ပဉ္စတိ
 ဉာဉာဏနဝါ၊ ငါးပါးသော အဘိညာဉ်ဉာဏ်ဖြင့်လည်းကောင်း၊ မိစ္ဆာ
 ဉာဏနဝါ၊ မိစ္ဆာဉာဏ်ဖြင့်လည်းကောင်း၊ တဏှကပ္ပံဝါ၊ တဏှာကပ္ပကို
 ထည်း၊ နကပ္ပေတိ၊ မတြိ၊ ဒိဋ္ဌိကပ္ပံဝါ၊ ဒိဋ္ဌိကပ္ပကိုထည်း၊ နကပ္ပေတိ၊ မတြိ၊
 နတေတိ၊ မဖြစ်စေ၊ နသဉ္ဇနေတိ၊ ကောင်းစွာမဖြစ်စေ၊ နနိဗ္ဗဏ္ဏေတိ၊ မပြီးစေ၊
 နာတိနိဗ္ဗဏ္ဏေတိ၊ အလွန်မပြီးစေ၊ ဣတိအယံ၊ ဤသည်လျှင်၊ ပညာတာဝါ
 သောနသောပညကပ္ပိတိပဒေသ၊ ပညာတာဝါသောနသောပညကပ္ပိဟူသော

ပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဇံပိတောဒေယျရနိ၊ ဝိဇာနာတိတ္ထေပဒေ၊
 ဇံပိတောဒေယျရနိ၊ ဝိဇာနဟူသော ဤပုန်နှိုးမုနိတိ၊ ရနိဟူသည်ကား၊ ညာ
 တံ၊ ညာဏ်ကို၊ မောနံ၊ မောနဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ (ပ)၊ သင်္ဃာတံ၊ ရာဂ
 စသော ငြိတွယ်ခြင်း၊ တဏှာဒိဋ္ဌိတည်းဟူသော ငှေးရှက်ခြင်းကို၊ အတိစ္စ၊
 လွန်၍၊ သော၊ ထိုသူသည်၊ ရနံ၊ ရနိမည်၏၊ ဇံပိတော ဒေယျရနိ၊ ဇာနာတိ၊
 ဇံပိတောဒေယျရနိ၊ ဇာနဟူသည်ကား၊ တောဒေယျ၊ တောဒေယျပုတ္တော၊
 ဇံ၊ ဤသို့၊ ရနိ၊ ရနိကို၊ ဇာန၊ သိလော၊ ပရိဇာန၊ ထမန်သိလော၊ ပရိဝိဇာန၊
 တမန်အထူးသဖြင့် သိလော၊ ပရိဝိဇ္ဇာ၊ ထိုးထွင်း၍ သိလော၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ ဇံပိတောဒေယျရနိ၊ ဝိဇာနာတိပဒေ၊ ဇံပိတောဒေယျရနိ
 ဝိဇာန ဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ အင်္ဂါပွန်ကာမဘဝေအ
 သတ္တန္တိတ္ထေပဒေ၊ အင်္ဂါပွန်ကာမဘဝေ အသတ္တိဟူသော ဤပုန်နှိုး၊ အင်္ဂါပွ
 နန္တိ၊ အင်္ဂါပွန် ဟူသည်ကား၊ ရာဂင်္ဂါပွန်၊ ရာဂဟူသော နှိပ်စက်ခြင်းကို
 ထည်းကောင်း၊ ဒေါသင်္ဂါပွန်၊ ဒေါသဟူသော နှိပ်စက်ခြင်းကို ထည်း
 ကောင်း၊ မောဟင်္ဂါပွန်၊ မောဟာသုသော နှိပ်စက်ခြင်းကို ထည်းကောင်း၊
 မာနင်္ဂါပွန်၊ မာနဟူသော နှိပ်စက်ခြင်းကို ထည်းကောင်း၊ ဝိဋ္ဌိင်္ဂါပွန်၊ ဝိဋ္ဌိဟူ
 သော နှိပ်စက်ခြင်းကို ထည်းကောင်း၊ ကိလေသင်္ဂါပွန်၊ ကိလေသဟူသော
 နှိပ်စက်ခြင်းကို ထည်းကောင်း၊ ဒုစ္စရိတင်္ဂါပွန်၊ ဒုစရိတ်ဟူသော နှိပ်စက်
 ခြင်းကို ထည်းကောင်း၊ ဟသ၊ အကြင်သူအား၊ ဇေတကိဉ္ဇနာ၊ ဤ နှိပ်စက်
 ခြင်းတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သရုန္တိန္ဒာ၊ ကောင်းစွာဖြတ်အပ်ကုန်
 ပြီ ဝုပသန္တာ၊ ငြိမ်းကုန်ပြီ၊ ပရိပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊
 တမန်ဖြစ်ခြင်းငှါ မထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော မီးဖြင့်၊
 ဒဏှ၊ ဖုတ်ကြည်းအပ်ကုန်ပြီ၊ သော၊ ထိုသူကို၊ အင်္ဂါပွန်နော၊ အင်္ဂါပွန်ဟူ၍၊ ဝုစ္ဆ
 တိ၊ ဆိုအပ်၏၊ ကာမာတိ၊ ကာမဟူသည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမ
 တို့ထည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမတို့ထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်းအားဖြင့်၊ ဇောနှစ်
 ပါးတို့တည်း(ပ)၊ ဣမေ၊ ဤရာဂ စသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမ
 တို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ကိလေသ
 ကာမာ၊ ကိလေသ ကာမတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဘဝါတိ၊ ဘဝါ
 ဟူသည်ကား၊ ကမ္မဘဝေါစ၊ ကမ္မဘဝ ထည်းကောင်း၊ ပရိသန္ဓိကော၊
 ပရိသန္ဓေဟု ဆိုအပ်သော၊ ပုနန္တဝေါစ၊ ဥပပတ္တိဘဝ ထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဘဝါ၊ ဘဝတို့သည်၊ ဇောနှစ်ပါးတို့တည်း(ပ)၊ အယံ၊ ဤသည်



ကား၊ ပရိသဒ္ဓိကော၊ ပရိသန္ဓေဟု ဆိုအပ်သော၊ ပုနုတ္တဝါ၊ ဥပပတ္တိဘဝ
မည်၏။ အင်္ဂါပွန်ကာမ ဘဝေအသတ္တန္တိ၊ အင်္ဂါပွန်ကာမ ဘဝေအသတ္တ
ဟူသည်ကား၊ အင်္ဂါပွန်၊ နှိပ်စက်ခြင်း မရှိသော၊ ကာမေစ၊ ကာမနှစ်ပါး၌
လည်းကောင်း၊ ဘဝေစ၊ ဘဝနှစ်ပါး၌ လည်းကောင်း၊ အသတ္တံ၊ လုပ်
မက်မောခြင်းမရှိသော၊ အဆတ္တံ၊ သုဘသုခစသောအားဖြင့် ငြိခြင်းမရှိသော၊
အထပိတံ၊ ကိုယ်ခန္ဓာစသည်၌ ငြိတွယ်ခြင်း မရှိသော၊ အပလိဗုဒ္ဓံ၊ ရာဂစ
သည်ဖြင့်မွဲခြင်းမရှိသော၊ နိက္ခန္တံ၊ ထွက်သော၊ နိဿဇူ၊ ကင်းသော၊ ဝိပု
ရုတ္တံ၊ အထူးသဖြင့်လွတ်သော၊ ဝိသံယုတ္တံ၊ ကောင်းစွာအထူးသဖြင့်မဟာ
သော၊ ဝိပရိယာဒိကောနု၊ ပြင်းခြားခြင်းကင်းသော၊ စေတသာ၊ စိတ်ဖြင့်၊
ဝိဟရန္တံ၊ နေသော၊ ဝုဂ္ဂလံ၊ ဝုဂ္ဂိုလ်ကို၊ ဣတိအယံ၊ ဤသည်လျှင်၊ အင်္ဂါပွန်
ကာမဘဝအသတ္တန္တိ ပဒေသံ၊ အင်္ဂါပွန်ကာမဘဝအသတ္တံဟူသောပုဒ်
၏၊ အတ္ထော၊ အနက်တည်း၊ ဘောနု၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရား
သည်၊ နိရာသသောနသောအာသသာနော၊ ပညာဏဝါသောနော၊ ပညာကမ္မိ
ဝေပိတောဒေယျရုနိဝိဇာနု၊ အင်္ဂါပွန်ကာမဘဝအသတ္တန္တိ၊ နိရာသသော
နသောအာသသာနော၊ ပညာဏဝါသောနသောပညာကမ္မိ ဝေပိတောဒေယျ
ရုနိဝိဇာနု၊ အင်္ဂါပွန်ကာမဘဝအသတ္တံဟူ၍၊ အာဟာ၊ ဟောတော်မူပြီး၊
သဟဂါထာပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်ထပြိုင်နက်၊ (ပ)၊ တဂပါ၊
မြတ်စွာ ဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊ သတ္ထော၊ ဆရာပါတည်း၊ အဟံ၊
အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါ
စ၊ သျှောက်၏။ တောဒေယျပညံ၊ တောဒေယျပုဏ္ဏား၏ အမေးပြဿနာ
သည်၊ သမတ္တံ၊ ပြီးပြီ။

ကပ္ပပညာသုတ္တန်ဒွေသံ

ဩစေတောတော၊ ဖြစ်သောအယဉ်ရှိထသော၊ မက္ခန္ဓယော၊ များသောကြီး
သောဘေးရှိထသော၊ မဇ္ဈေပရတ္ထိံ၊ ရှေ့အစွန်း၊ နောက်အစွန်းမထင်သည်
ဖြစ်၍ အထဟိ ဖြစ်သောသံသရာ၌၊ တိဋ္ဌတံ၊ တည်ကုန်သော၊ ဧရာမဗ္ဗုပရေ
တာနံ၊ အိုခြင်းသေခြင်းသည် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့၏၊ ဒိပံ၊ ငြိမ့်
ရာကျန်းကိုးပဖြူဟိ၊ ဟောတော်မူပါလော၊ မာရိယ၊ ငါ့ကိုကဲ့သို့ရှုအပ်သော
အရှင်ဘုရား၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဣဒံ၊ ဤအိုခြင်းသေခြင်း စသော
ဆင်းရဲသည်၊ အပရံ၊ တဖန်၊ နသိယာ၊ မဖြစ်ရာ၊ တထာ၊ ထိုအခြင်းဖြင့်၊ ဧဒိ
ထံ၊ ထိုအိုခြင်းသေခြင်း ဆင်းရဲမရှိသော သဘောရှိသော၊ ဒိပံ၊ ကျန်းကိုး။

တံ၊ အရှင်ဘုရားသည်၊ အက္ခာဟိ၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အာ
ယသ္မာ၊ ရှည်လေးသောအသက်ရှိသော၊ ကဗ္ဗေ၊ ကဗျအမည်ရှိသောပုဂ္ဂိုလ်များသည်၊
အဝေါစ၊ ဝျောက်၏။ မဇ္ဈေပရသိတိဋ္ဌ တန္တိ ဧတ္ထပဒေ၊ မဇ္ဈေပရသိတိ
တိဋ္ဌတံဟူသောဤပုဂ္ဂိုလ်၊ သံသာဓရာ၊ သံသရာစက်ကို၊ ပရော၊ ပရဟူ၍၊
ပုဂ္ဂတိ၊ ဆိုအပ်၏၊ ဝေမနံ၊ သွားခြင်းကိုလည်းကောင်း၊ အာဝမနံ၊ လာခြင်းကို
လည်းကောင်း၊ ဝေမနာဝမနံ၊ သွားခြင်းလာခြင်းကိုလည်းကောင်း၊ ကာထံ၊
သေခြင်းကိုလည်းကောင်း၊ ဂတိ၊ ငါးပါးသော ဂတိကိုလည်းကောင်း၊ ဘဝါ
ဘဝေါ၊ ဘဝဝယ်ဘဝကြီးကိုလည်းကောင်း၊ ရုတိစ၊ ရုတ်ကိုလည်းကောင်း၊
ဥပပတ္တိစ၊ ဖြစ်ခြင်းကိုလည်းကောင်း၊ နိဗ္ဗတ္တိစ၊ ထင်ရှားဖြစ်ခြင်းကိုလည်း
ကောင်း၊ ဘေဒေါစ၊ ပျက်ခြင်းကိုလည်းကောင်း၊ ဇာတိစ၊ ပဋိသန္ဓေနေခြင်း
ကိုလည်းကောင်း၊ ဇနာစ၊ အိုခြင်းကိုလည်းကောင်း၊ မရဏဉ္စ၊ သေခြင်းကို
လည်းကောင်း၊ ပရော၊ ပရဟူ၍၊ ပုဂ္ဂတိ၊ ဆိုအပ်၏။ သံသာဓရာ၊ သံသရာ
စက်၏၊ ပုရိမာ၊ ရှေ့၌ဖြစ်သော၊ ကောဋီဝိ၊ အစွန်းသည်လည်း၊ နပညာယတိ၊
မထင်၊ ပစ္စိမာ၊ နောက်၌ဖြစ်သော၊ ကောဋီဝိ၊ အစွန်းသည်လည်း၊ နပညာယ
တိ၊ မထင်၊ မဇ္ဈေ၊ အသယ်သာသျှင် ဖြစ်သော၊ သံသာဓရာ၊ သံသရာ၌၊ သတ္တာ
တပ်ကုန်သော၊ ဋီတာ၊ တည်ကုန်သော၊ ပတ်ဋိတာ၊ အပြားအားဖြင့်တည်
ကုန်သော၊ အလ္လိယ၊ ကပ်ကုန်သော၊ ပတ္တဇာ၊ ပြန်ကုန်သော၊ အဇ္ဈောသိတာ၊
အလွန်ဆောင်သွင်းကုန်သော၊ အဓိရတ္တာ၊ ဝင်ကုန်သော သတ္တဝါတို့သည်၊
ကထံ၊ အဘယ်သို့လျှင်၊ သံသာဓရာ၊ သံသရာ၏၊ ပုရိမာ၊ ကောဋီ၊ ရှေ့၌ဖြစ်
သောအစွန်းသည်၊ နပညာယတိ၊ မထင်သနည်း၊ ဧတ္ထကာ၊ ဤမျှအတိုင်း
အရှည်ရှိကုန်သော၊ ဇာတိယော၊ ဘဝတိုင်တိုင်၊ ဝန္တံ၊ ဝင်္ဂတရားသည်၊ ဝတ္တိ၊
ဖြစ်၏၊ ဘတော၊ ထိုအပိုင်းအခြားထက်၊ ပရံ၊ အလွန်၊ နဝတ္တတိ၊ မဖြစ်၊ ဣတိ
ဧဝံ၊ ဤသို့သောအပိုင်းအခြားသည်၊ နတ္တိတိ၊ မရှိသလျှင်ကတည်း၊ ဇေဓိ၊ ဤ
သို့လည်း၊ သံသာဓရာ၊ သံသရာ၏၊ ပုရိမာ၊ ကောဋီ၊ ရှေ့၌ဖြစ်သော အစွန်း
သည်၊ နပညာယတိ၊ မထင်၊ ဧတ္ထကာနိ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော၊
ဇာတိယတာနံ၊ ဘဝတရတိုင်တိုင်၊ ဝန္တံ၊ ဝင်္ဂတရားသည်၊ ဝတ္တိ၊ ဖြစ်၏၊ တ
ဘော၊ ထိုဘဝတရထက်၊ ပရံ၊ အလွန်၊ နဝတ္တတိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့အ
ပိုင်းအခြားသည်၊ နတ္တိတိ၊ မရှိသလျှင်ကတည်း၊ ဇေဓိ၊ ဤသို့လည်း၊ သံသာဓ
ရာ၊ သံသရာစက်၏၊ ပုရိမာ၊ ကောဋီ၊ ရှေ့၌ဖြစ်သောအစွန်းသည်၊ နပညာယ
တိ၊ မထင်၊ ဧတ္ထကာနိ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော၊ ဇာတိယဟာသသာနိ၊
ဘဝတထောင်တိုင်တိုင်၊ ဝန္တံ၊ ဝင်္ဂတရားသည်၊ ဝတ္တိ၊ တပြောင်းပြန်ဖြစ်သည်

၂၂

၍ဖြစ်၏။ တတော၊ ထိုဘဝတထောင်ထက်၊ ပရံ၊ အလွန်၊ နဝတ္တတိ၊ မဖြစ်၊ ဣ
 တိဇံ၊ ဤသို့အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသလျှင်ကတည်း၊ ဇေဓိ၊ ဤသို့
 လည်း၊ သံသာရဿ၊ သံသာရာစက်၏၊ ပုရိမာကောမိ၊ ရှေး၌ဖြစ်သောအစွန်း
 သည်၊ နပညာယတိ၊ မထင်၊ ဇေတ္တကာနိ၊ ဤမျှအလွန်အရှည် ရှိကုန်သော၊
 ဇာတိသတသဟဿာနိ၊ ဘဝတသိန်းတိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရားသည်၊ ဝတ္ထိ၊
 တပြောင်းပြန်ပြန်လည်၍ဖြစ်၏။ တတော၊ ထိုဘဝတသိန်းထက်၊ ပရံ၊ အလွန်၊
 နဝတ္တတိ၊ မဖြစ်၊ ဣတိဇံ၊ ဤသို့သောအပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသလျှင်
 ကတည်း၊ ဇေဓိ၊ ဤသို့လည်း၊ သံသာရဿ၊ သံသာရာစက်၏၊ ပုရိမာကောမိ၊ ရှေး
 ၌ဖြစ်သောအစွန်းသည်၊ နပညာယတိ၊ မထင်၊ ဇေတ္တကာ၊ ဤမျှလေဝံကုန်သော
 ဇာတိကောမိယော၊ ဘဝကုဇေ တိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရားသည်၊ ဝတ္ထိ၊ တ
 ပြောင်းပြန်ပြန်လည်၍ ဖြစ်၏။ တတောပရံ၊ ထိုထက်အလွန်၊ နဝတ္တတိ၊ မဖြစ်
 ဣတိဇံ၊ ဤသို့သောအပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသလျှင်ကတည်း၊ ဇေဓိ
 ဤသို့လည်း၊ သံသာရဿ၊ သံသာရာစက်၏၊ ပုရိမာကောမိ၊ ရှေး၌ ဖြစ်သောအ
 စွန်းသည်၊ နပညာယတိ၊ မထင်၊ ဇေတ္တကာနိ၊ ဤမျှလေဝံကုန်သော၊ ဇာတိကော
 မိယော၊ ဘဝကုဇေ တရတိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရားသည်၊ ဝတ္ထိ၊ တ
 ပြောင်းပြန်ပြန်လည်၍ဖြစ်၏။ တတောပရံ၊ ထိုထက်အလွန်၊ နဝတ္တတိ၊ မဖြစ်
 ဣတိဇံ၊ ဤသို့သော အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသလျှင်ကတည်း၊
 ဇေဓိ၊ ဤသို့လည်း၊ သံသာရဿ၊ သံသာရာစက်၏၊ ပုရိမာကောမိ၊ ရှေး၌ဖြစ်
 သောအစွန်းသည်၊ နပညာယတိ၊ မထင်၊ ဇေတ္တကာနိ၊ ဤမျှလေဝံကုန်သော၊
 ဇာတိကောမိယော၊ ဘဝကုဇေ တတောင်တိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရား
 သည်၊ ဝတ္ထိ၊ တပြောင်းပြန်ပြန်လည်၍ဖြစ်၏။ တတောပရံ၊ ထိုထက်အလွန်၊
 နဝတ္တတိ၊ မဖြစ်၊ ဣတိဇံ၊ ဤသို့သော အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသ
 လျှင်ကတည်း၊ ဇေဓိ၊ ဤသို့လည်း၊ သံသာရဿ၊ သံသာရာစက်၏၊ ပုရိမာ
 ကောမိ၊ ရှေး၌ဖြစ်သောအစွန်းသည်၊ နပညာယတိ၊ မထင်၊ ဇေတ္တကာနိ၊ ဤမျှ
 လေဝံကုန်သော၊ ဇာတိကောမိယော၊ ဘဝကုဇေ တသိန်း
 တိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရားသည်၊ ဝတ္ထိ၊ တပြောင်းပြန်ပြန်လည်၍ဖြစ်၏။ တ
 တောပရံ၊ ထိုထက်အလွန်၊ နဝတ္တတိ၊ မဖြစ်၊ ဣတိဇံ၊ ဤသို့သောအပိုင်းအ
 ခြားသည်၊ နတ္ထိ၊ မရှိသလျှင်ကတည်း၊ ဇေဓိ၊ ဤသို့လည်း၊ သံသာရဿ၊ သံ
 သာရာစက်၏၊ ပုရိမာကောမိ၊ ရှေး၌ဖြစ်သောအစွန်းသည်၊ နပညာယတိ၊
 မထင်၊ ဇေတ္တကာနိ၊ ဤမျှလေဝံကုန်သော၊ ဝဿာနိ၊ နှစ်တို့ပတ်လုံး၊ ဝဇ္ဇံ၊ ဝဇ္ဇိတ
 ရားသည်၊ ဝတ္ထိ၊ လည်၍ဖြစ်၏။ တတောပရံ၊ ထိုထက်အလွန်၊ နဝတ္တတိ၊ မဖြစ်

လျှင်ကတည်း။ ဇေတုဗြဟ္မိယျိယျိလည်း။ သံသာရဿ၊ သံသာရာစက်၏။ ပုရိမာ
 ကောဓိ၊ ရှေး၌ဖြစ်သော အစွန်းသည်။ နပညာယတိ၊ မထင်၊ ဇတ္တကာနိ၊ ဤမျှ
 ထောက်ကုန်သော၊ ကပ္ပကောဓိ သဟာဿာနိ၊ ကပ်ကုစေ့၊ တောင်တို့ပတ်
 လုံး၊ ဝန္တံ၊ ဝန်တရားသည်၊ ဝတ္တိ၊ ဖြစ်၏။ တတောပရံ၊ ထိုထက် အလွန်၊ နဝတ္တ
 တိ၊ မဖြစ်၊ ဣတိဇေ၊ ဤသို့သော အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိ၊ လျှင်က
 တည်း။ ဇေတုဗြဟ္မိယျိလည်း။ သံသာရဿ၊ သံသာရာစက်၏။ ပုရိမာကောဓိ၊
 ရှေး၌ဖြစ်သော အစွန်းသည်။ နပညာယတိ၊ မထင်၊ ဇတ္တကာနိ၊ ဤမျှထောက်
 ကုန်သော၊ ကပ္ပကောဓိ သဟာဿာနိ၊ ကပ်ကုစေ့ တစ်လုံးတို့ပတ်
 လုံး၊ ဝန္တံ၊ ဝန်တရားသည်၊ ဝတ္တိ၊ ဖြစ်၏။ တတောပရံ၊ ထိုထက် အလွန်၊
 နဝတ္တတိ၊ မဖြစ်၊ ဣတိဇေ၊ ဤသို့သော အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိ၊
 လျှင်ကတည်း။ ဇေတုဗြဟ္မိယျိလည်း။ သံသာရဿ၊ သံသာရာစက်၏။ ပုရိမာ
 ကောဓိ၊ ရှေး၌ဖြစ်သော အစွန်းသည်။ နပညာယတိ၊ မထင်၊ ဟိသန္တံ၊ မှန်၏။
 ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အနမတဂ္ဂါယံ ဘိက္ခဝေ(ဝ) အလံဝိရုပ္ပ
 တုန္တိ၊ အနမတဂ္ဂါယံ ဘိက္ခဝေ(ဝ)၊ အလံဝိရုပ္ပတံဟူသော။ ဇေတံဝစနံ၊ ဤစ
 ကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံသံသာရော၊
 ဤသံသာရာဝန်သည်။ အနမတဂ္ဂါ၊ မသိအပ်သော အစရှိသလျှင် ကတည်း။
 အဝိဇ္ဇာနိဝရဏာနံ၊ အဝိဇ္ဇာသည်မှူးရှက်အပ်ကုန်သော၊ တဏှာသံယော
 ဇနာနံ၊ တဏှာသည် မြိစ္ဆာဖွဲ့နှောင် အပ်ကုန်သော၊ သန္တာဝတံ၊ တပြောင်း
 ပြန်ပြန် ပြေးသွား အပ်ကုန်သော၊ သံသာရတံ၊ အဖန်တလဲလဲ ရွှေ့သွား
 တတ်ကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ ပုဗ္ဗကောဓိ၊ ရှေးအစွန်းသည်။
 နပညာယတိ၊ မထင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေတုဗြဟ္မိယျိလျှင်၊ တုမှေ
 သင်္ဂဟိသည်။ ဒိဓာရတ္တံ၊ ရှည်စွာသော နေ့ညဉ့်ပတ်လုံး၊ ဒုက္ခံ၊ ဆင်းရဲ
 ကို၊ ပစ္စန္ဒဘူတံ၊ ခံရဘူးလေပြီ၊ တိဗ္ဗံ ပူပြင်းစွာထွေသော ဆင်းရဲကို၊ ပစ္စန္ဒဘူ
 တံ၊ ခံရဘူးလေပြီ၊ ဗျသနံ၊ ပျက်စီးခြင်းကို၊ ပစ္စန္ဒဘူတံ၊ ခံရဘူးလေပြီ၊ ကဓူ
 သိဝစိတာနိ၊ မြေ၏ အစီးအပွားများစွာဖြစ်ဘူးလေပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ယာဝ၊ အကြင်မျှ ထောက်၊ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတို့၌၊
 ဣဒံဒုက္ခံ၊ ဤသို့သော ဆင်းရဲကို၊ နိဗ္ဗိန္ဒိတံ၊ ငြီးငွေ့ခြင်းငှါ၊ အထမေဝ၊ သင့်ထ
 သလျှင်ကတည်း။ ဝိရုပ္ပိတံ၊ တစ်မက်မောခြင်းကင်းခြင်းငှါ၊ အထံ၊ သင့်ထ
 သလျှင်ကတည်း။ ဝိရုပ္ပိတံ၊ လွတ်ခြင်းငှါ၊ အထံ၊ သင့်ထသလျှင်ကတည်း။ ဇေ
 တုဗြဟ္မိယျိလည်း။ သံသာရဿ၊ သံသာရာစက်၏။ ပုရိမာကောဓိ၊ ရှေး၌ဖြစ်သော
 အစွန်းသည်။ နပညာယတိ၊ မထင်၊ ကထံ၊ အဘယ်သို့လျှင်။ သံသာရဿ၊

သံသရာဝင်္ဂါ၊ ပစ္ဆိမကော၊ နောက်အစွန်းသည်၊ နုပညာယတိ၊ မထင်သ
နည်း၊ ဧတ္တကာ၊ ဇာတိယော၊ ဤမျှလောက်သော ဘဝတိုင်တိုင်၊ ဝဋ်၊ သံသရာ
ဝင်္ဂါသည်၊ ဝတ္တိဿာ၊ ဖြစ်လတ္တံ့၊ တတောပရံ၊ ထိုမှနောက်၌၊ နဝတ္တိဿာ၊
မဖြစ်လတ္တံ့၊ ဣတိဧဝံ၊ ဤသို့သော အပိုင်းအခြားသည်၊ နတ္ထိတိ၊ မရှိသလျှင်
ကတည်း၊ ဧဝံ၊ ဤသို့လည်း၊ သံသရာဿ၊ သံသရာဝင်္ဂါ၊ ပစ္ဆိမကော၊
နောက်၌ဖြစ်သော အစွန်းသည်၊ နုပညာယတိ၊ မထင်၊ ဧတ္တကာ၊ ဤမျှ
လောက်ကုန်သော၊ ဇာတိယတာ၊ ဘဝတရတိုင်တိုင်၊ ဧတ္တကာ၊ ဤမျှ
လောက်ကုန်သော၊ ဇာတိယဟဿာ၊ ဘဝတထောင်တိုင်တိုင်၊ ဧတ္တကာ၊
ဤမျှ လောက်ကုန်သော၊ ဇာတိယတ သဟဿာ၊ ဘဝတသိန်း တိုင်
တိုင်၊ (ထ)၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ဇာတိကော၊ ဇာတိကော၊
ဘဝကု
ဘဝကုစေတရာတိုင်တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ဇာတိကော၊
သဟဿာ၊ ဘဝကုစေတထောင်တိုင်တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်
သော၊ ဇာတိကော၊ သဟဿာ၊ ဘဝကုစေတသိန်းတိုင်တိုင်၊ ဧတ္တကာ၊
ဤမျှလောက်ကုန်သော၊ ဝဿာ၊ နှစ်တို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှလောက်
ကုန်သော၊ ဝဿသတာ၊ နှစ်တရာတို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှလောက်
ကုန်သော၊ ဝဿသဟဿာ၊ နှစ်တထောင်တို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှ
လောက်ကုန်သော၊ ဝဿသတဝဟဿာ၊ နှစ်တသိန်းတို့ ပတ်လုံး၊ ဧတ္တ
ကာ၊ ဤမျှလောက်ကုန်သော၊ ဝဿကော၊ နှစ်ကုစေတို့ပတ်လုံး၊
ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ဝဿကော၊ နှစ်ကုစေတရာ
တို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ဝဿကော၊ သဟဿာ၊
နှစ်ကုစေတထောင်တို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ဝဿ
ကော၊ သဟဿာ၊ နှစ်ကုစေတသိန်းတို့ပတ်လုံး၊ ဧတ္တကာ၊ ဤမျှ
လောက်ကုန်သော၊ ကပ္ပိ၊ ကပ်တို့တိုင်တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်
သော၊ ကပ္ပသတာ၊ ကပ်တရာတို့တိုင်တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်
သော၊ ကပ္ပသဟဿာ၊ ကပ်တထောင်တို့ တိုင်တိုင်၊ ဧတ္တကာ၊ ဤမျှ
လောက်ကုန်သော၊ ကပ္ပသတသဟဿာ၊ ကပ်တသိန်းတို့တိုင်တိုင်၊ ဧတ္တကာ
နိ၊ ဤမျှလောက်ကုန်သော၊ ကပ္ပကော၊ ကပ်ကုစေတို့တိုင်တိုင်၊ ဧတ္တကာ
နိ၊ ဤမျှလောက်ကုန်သော၊ ကပ္ပကော၊ သဟဿာ၊ ကပ်ကုစေတရာတို့တိုင်
တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ကပ္ပကော၊ သဟဿာ၊ ကပ်
ကုစေတထောင်တို့ တိုင်တိုင်၊ ဧတ္တကာ၊ ဤမျှလောက်ကုန်သော၊ ကပ္ပ

၀

ကောဓိသတသဟသာနိ၊ ကပ်ကုဇေတဝိန်းတို့တိုင်တိုင်၊ ဝဇ္ဇံ၊ ဝဇ္ဇိတရား
သည်၊ ဝတ္ထိသတိ၊ ဖြစ်လတ္တံ့၊ တတောပရံ၊ ထိုမှနေသံဃ်၊ နဝတ္ထိသတိ၊ မဖြစ်
လတ္တံ့၊ ဣတိဝေဓိ၊ ဤသို့သောအပိုင်းအခြားသည်လည်း၊ နဝတ္ထိတိ၊ မရှိသလျှင်
ကတည်း၊ ဝေဓိ၊ ဤသို့လည်း၊ သံသာရသ၊ သံသာရာစက်၏၊ ပုရိမာကောဓိ၊
နောက်၌ဖြစ်သောအစွန်းသည်၊ နပညာယတိ၊ မထင်၊ ဝေဓိ၊ ဤသို့လည်း၊ သံ
သာရသ၊ သံသာရာစက်၏၊ ပုရိမာကောဓိ၊ ရှေး၌ဖြစ်သော အစွန်းသည်၊ န
ပညာယတိ၊ မထင်၊ ပုရိမာကောဓိ၊ နောက်၌ဖြစ်သောအစွန်းသည်၊ နပညာ
ယတိ၊ မထင်၊ မဇ္ဈေဝ၊ အလယ်၌သာလျှင်ဖြစ်သော၊ သံသာရေ၊ သံသာရာ၌၊
သတ္တာ၊ တပ်မက်မောကုန်သော၊ မြိတာ၊ တည်ကုန်သော၊ ပဏိဋ္ဌိတာ၊ အပြား
အားဖြင့်တည်ကုန်သော၊ အတ္ထိနာ၊ ကပ်ပြီကုန်သော၊ ဥပဂတာ၊ ကပ်ရောက်
ဟုန်သော၊ အဇ္ဈောသိတာ၊ အလွန်ဆောင်သွင်းကုန်သော၊ အဓိရတ္တာ၊ ပြေး
ဝင်ကုန်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ မဇ္ဈေပရတ္ထိံတိဋ္ဌတံဟံ၊ ပတ်ပတ်ပဒသ၊
မဇ္ဈေပရတ္ထိံတိဋ္ဌတံဟံ၊ သာပုန်၏၊ အတ္ထေဝ၊ အနက်တည်း၊ ဣတိ၊ ဤသို့၊
အာယသ္မာ၊ ရှည်သော အသက်ရှိသော၊ ကပ္ပေါ၊ ကပ္ပအမည်ရှိသောပုဂ္ဂိုလ်
သည်၊ ပုစ္ဆိ၊ မေးလျှောက်၏၊ ဩစောဇာတေမဟာတ္တယေတိ၊ ဩစောဇာတေ
မဟာတ္တယေဟူသည်ကား၊ ကာမောစေ၊ ကာမဂုဏ်ငါးပါးဟူသော ဩစော
အယဉ်သည်၊ ဘဝေါစေ၊ ရူပအရူပ၌ဆင်သော ဆန္ဒရာဂဟူသော ဩစော
အယဉ်သည်၊ ဒိဋ္ဌောစေ၊ သဿတဥစ္ဆေဒစသော ဩစောအယဉ်သည်၊
အဝိဇ္ဇောစေ၊ မောဟဟူသော ဩစောအယဉ်သည်၊ ဇာတေ၊ ဖြစ်ခြင်းရှိ
သော၊ သာဗ္ဗာတေ၊ ကောင်းစွာဖြစ်ခြင်းရှိသော၊ နိဗ္ဗတ္တေ၊ ပြီးသော၊ အဘိနိဗ္ဗ
တ္တေ၊ အလွန်ပြီးသော၊ ပါတုတုတေ၊ ထင်ရှားဖြစ်သော၊ မဟာတ္တယေတိ၊ မ
ဟာတ္တယေ ဟူသည်ကား၊ ဇာတိဘယေ၊ ပဋိသန္ဓေတည်းဟူသော ဘေးရှိ
သော၊ ဇရာဘယေ၊ အိုခြင်းတည်းဟူသော ဘေးရှိသော၊ ဗျာဓိဘယေ၊ နာ
ခြင်းတည်းဟူသောဘေးရှိသော၊ မရဏဘတေ၊ သေခြင်းတည်းဟူသော
ဘေးရှိသော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဩစောဇာတေမဟာတ္တယေတိပဒ
သ၊ ဩစောဇာတေမဟာတ္တယေ ဟူသောပုန်၏၊ အတ္ထေဝ၊ အနက်တည်း၊
ဇရာမဇ္ဈပရေတာနန္တိ၊ ဇရာမဇ္ဈပရေတာနံဟူသည်ကား၊ ဇရာယ၊ အိုခြင်း
သည်၊ ဗုဋ္ဌာနံ၊ တွေ့အပ်ကုန်သော၊ ပရေတာနံ၊ နှိပ်စက်အပ်ကုန်သော၊ သ
မောဟိတာနံ၊ ရုဇေးအပ်ကုန်သော၊ သမန္နာဂတံ၊ ပြည့်စုံကုန်သော၊ မဇ္ဈနာ၊
သေခြင်းသည်၊ ဗုဋ္ဌာနံ၊ တွေ့အပ်ကုန်သော၊ ပရေတာနံ၊ နှိပ်စက်အပ်ကုန်
သော၊ သမောဟိတာနံ၊ ရုဇေးအပ်ကုန်သော၊ သမန္နာဂတာနံ၊ ပြည့်စုံကုန်

သော၊ ဇာတိယာ၊ ဖြစ်ခြင်းသည်၊ အနုဂတာနံ၊ အစဉ်လိုက်ကုန်သော၊ ဇရာ
 ယံ၊ အိုခြင်းသည်၊ အနုသဇ္ဇာနံ၊ နှံ့ပြန့်ကုန်သော၊ ဗျာဓိနာ၊ နာခြင်းသည်၊ အဘိ
 ဘူတာနံ၊ ထွင်းမိုးအပ်ကုန်သော၊ မရဏေန၊ သေခြင်းသည်၊ အတ္တဟာတာနံ၊
 အလွန်နှိပ်စက်အပ်ကုန်သော၊ အတာဏာနံ၊ စောင့်ရှောက်ရာမရှိကုန်သော၊
 အလေဏာနံ၊ ပုန်းအောင်းရာမရှိကုန်သော၊ အသရဏာနံ၊ ကိုးကွယ်ရာမရှိ
 ကုန်သော၊ အသရဏီဘူတာနံ၊ ငြိသောသူတို့၏ ကိုးကွယ်ရာမဖြစ်ကုန်သော
 ဣတိအယံ၊ ဤသည်လျှင်၊ ဇရာမဂ္ဂ၊ ပရေတာနန္တိ ပဒေသ၊ ဇရာမဂ္ဂ၊ ပရေတာ
 နံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဒိပံပဗြူဟိမာရိသာတိ၊ ဒိပံပဗြူဟိ
 မာရိသ ဟူသည်ကား၊ တာဏံ၊ စောင့်ရှောက်ရာ ဖြစ်သော၊ လေဏံ၊ ပုန်း
 အောင်းရာဖြစ်သော၊ ဂတိံ၊ ထားရာဖြစ်သော၊ ပရာယနံ၊ လည်းလျောင်းရာ
 ဖြစ်သော၊ ဒိပံ၊ နိဗ္ဗာန်ဟူသောကျွန်းကို၊ ဗြူဟိအာဓိက္ခ၊ ကြားတော်မူပါ
 ထော၊ ခြေသေဟိ၊ ဟောပါထော၊ ပညပေဟိ၊ သိပါစေထော၊ ပဋ္ဌပေဟိ၊ ထား
 ပါထော၊ ဝိဝေ၊ ဖွင့်ပါလော၊ ဝိဘဇ၊ ဝေဘန်ပါလော၊ ဥတ္တံ၊ နိဂရောဟိ၊
 ပေါသည်ကိုပြုပါထော၊ ပကာသေဟိ၊ ထင်ရှားပြပါလော၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ တုဗ္ဗမေ ဒိပမက္ခာဟိတိ ပဒေသ၊ တုဗ္ဗမေ ဒိပမက္ခာဟိ ဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယထာယိခံနာပရံထိယာတိ၊ ယထာယိခံနာပရံ
 ထိယာဟူသည်ကား၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဣဒံနုက္ခံ၊ ဤဇာတိစ
 သောနုက္ခံသည်၊ ဣဝေ၊ ဤအရပ်၌လျှင်၊ နိရုဇ္ဈယျ၊ ချုပ်ရာ၏၊ ဝူပသမေယျ

ငြိမ်းရာ၏၊ အတ္ထံဂစ္ဆေယျံ၊ ပြောက်ပျက်ခြင်းသို့ရောက်ရာ၏၊ ပဋိပဿန္တေယျံ၊
 ယူ၊ အမြဲငြိမ်းရာ၏၊ ပုနဝပိသန္တိရက္ခံ၊ တဖန် ပဋိသန္ဓေနေခြင်း တညှိဟူ
 သောဆင်းရဲကို၊ နနိဗ္ဗတ္တေယျံ၊ မဖြစ်စေရာ၊ ကာမဝေယာဝါ၊ ကာမဝေတံ
 ခွံလည်းကောင်း၊ ရူပဝေတံလည်းကောင်း၊ အရူပဝေတံ
 ယာဝါ၊ အရူပဝေတံခွံလည်းကောင်း၊ ကာမဘဝေဝါ၊ ကာမဘဝခွံလည်း
 ကောင်း၊ ရူပဘဝေဝါ၊ ရူပဘဝခွံလည်းကောင်း၊ အရူပဘဝေဝါ၊ အရူပဘဝ
 ခွံလည်းကောင်း၊ သညာဘဝေဝါ၊ သညာဘဝခွံလည်းကောင်း၊ အသညာဘ
 ဝေဝါ၊ အသညာဘဝခွံ လည်းကောင်း၊ နေဝသညာနာသညာဘဝေဝါ၊ နေဝ
 သညာနာသညာဘဝခွံလည်းကောင်း၊ ဧကေဝါကောရဘဝေဝါ၊ ဧကေဝါကောရ
 ဘဝခွံလည်းကောင်း၊ စတုဝေကောရဘဝေဝါ၊ စတုဝေကောရဘဝခွံလည်း
 ကောင်း၊ ဗညဝေကောရဘဝေဝါ၊ ဗညဝေကောရဘဝခွံလည်းကောင်း၊ ပုနာ
 ဝတိယာဝါ၊ တဖန်လားခြင်းခွံ လည်းကောင်း၊ ဥပပတ္တိယာဝါ၊ ထင်ရှားစွာ
 ဖြစ်ခြင်းခွံလည်းကောင်း၊ ပဋိသန္တိယာဝါ၊ ပဋိသန္ဓေခွံ လည်းကောင်း၊ ဘဝေ
 ဝါ၊ ဘဝခွံလည်းကောင်း၊ သံသာရေဝါ၊ သံသာရေခွံလည်းကောင်း၊ ဝဇ္ဇေဝါ၊
 ဝဇ္ဇိခွံလည်းကောင်း၊ နဇာယေယျံ၊ မဖြစ်ရာ၊ နသဉ္ဇာယေယျံ၊ ကောင်းစွာမ
 ဖြစ်ရာ၊ နနိဗ္ဗတ္တေယျံ၊ မပြီးစေရာ၊ နာထိနိဗ္ဗတ္တေယျံ၊ အလွန်မပြီးစေရာ၊ ဣဝေ
 ဝ၊ ဤအရပ်ခွံသာလျှင်၊ နိဗ္ဗုဇ္ဈေယျံ၊ ချုပ်ရာ၏၊ ဝုပသမေယျံ၊ ငြိမ်းရာ၏၊
 အတ္ထံဂစ္ဆေယျံ၊ ပျောက်ပျက်ခြင်းသို့ရောက်ရာ၏၊ ပဋိပဿန္တေယျံ၊ အလွန်
 ငြိမ်းရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ယထာယိဒံ နာပရံသိယာတိပဒဿ၊
 ယထာယိဒံနာပရံသိယာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထို
 ကြောင့်၊ သော၊ ပြာဟွထော၊ ထိုပုဒ်များသည်၊ မဇ္ဈေပရတ္ထိံတိ ဋ္ဌတံဣစ္စာယ
 သွာကပ္ပေါတြုစောဇာတေ မဟာဗ္ဗယေဇရာမဂ္ဂပရေတာနံ ဒိဝံပဗြူဟိမာရိ
 သတွဉ္စမေဒိပမက္ခာဟိ ယထာယိဒံနာပရံသိယာတိ၊ မဇ္ဈေပရတ္ထိံတိဋ္ဌတံ
 ဣစ္စာယသွာကပ္ပေါတြုစောဇာတေ မဟာဗ္ဗယေဇရာမဂ္ဂပရေတာနံ ဒိဝံပဗြူ
 ဟိမာရိသ တွဉ္စမေဒိပမက္ခာဟိ ယထာယိဒံ နာပရံသိယာဟူ၍၊ အာဟာ၊
 သျှောက်ဆိုပြီ။ ။

ကမ္မာ...ကမ္မမည်သောပုဒ်များ၊ ဩစောဇာတေ၊ ဖြစ်သော အယဉ်ရှိထ
 သော၊ မဟာဗ္ဗယေ၊ များသောကြီးသော ဘေးရှိထသော၊ မဇ္ဈေပရတ္ထိံ၊ ရှေး
 နောက်အစွန်းမထင်သည်ဖြစ်၍ အယဉ်ဖြစ်သောသံသရာခွံ၊ တံဋ္ဌတံ၊ တည်
 ကုန်သော၊ ဇရာမဂ္ဂပရေတာနံ၊ အိုခြင်းဝေခြင်းတို့သည် နှိပ်စက်အပ်ကုန်
 သောလက္ခဝါတို့၏ ဒိဝံ၊ ရှိရာကွန်းကို၊ ပဗြူဟိ၊ ဟောအုံး၊ ဣတိ၊ ဤသို့၊ တဂ

ဝါ၊ ဖြတ်စွာထုရားသည်၊ အဝေါစ၊ ဝိနိတော်မူ၏။ မဇ္ဈေပရသိက္ခိတိဋ္ဌတန္တိ ဣတ္ထပဒေ၊ မဇ္ဈေပရသိက္ခိတိဋ္ဌတံဟုသော ဤပုဒ်၌၊ သံသာရော၊ သံသာရာကို၊ မဒရာ၊ ပရဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဂမနံ၊ သွားခြင်းလည်းကောင်း၊ အာဂမနံ၊ လာခြင်းလည်းကောင်း၊ ဂမနာဂမနံ၊ သွားခြင်း လာခြင်း လည်းကောင်း၊ ကာလံ၊ သေခြင်းလည်းကောင်း၊ ဂတိ၊ ထားခြင်းလည်းကောင်း၊ ဘဝါဘဝေါ၊ ဘဝကြီးဘဝငယ်လည်းကောင်း၊ စုတိစ၊ စုတေခြင်းလည်းကောင်း၊ ဥပပတ္တိစ၊ ဖြစ်ခြင်းလည်းကောင်း၊ နိဗ္ဗတ္တိစ၊ ထင်ရှားစွာ ဖြစ်ခြင်းလည်းကောင်း၊ ဘေဒေါစ၊ ပျက်ခြင်းလည်းကောင်း၊ ဇာတိစ၊ ပဋိသန္ဓေနေခြင်းလည်းကောင်း၊ ဇရာစ၊ အိုခြင်းလည်းကောင်း၊ မရဏဉ္စ၊ သေခြင်းလည်းကောင်း၊ အယံ၊ ဤသည်ကို၊ ပရော၊ ပရဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ သံသာရဿ၊ သံသာရာဝင်္ဂီ၏၊ ပုရိမာကောမိ၊ ရှေး၌ဖြစ်သော အစွန်းသည်၊ နပညာယတိ၊ မထင်၊ ပစ္ဆိမာပိကောမိ၊ နောက်၌ဖြစ်သော အစွန်းသည်၊ နပညာယတိ၊ မထင်၊ (လ)၊ မဇ္ဈေစ၊ အထပ်၌ သာယျင်ဖြစ်သော၊ သံသာရော၊ သံသာရာ၌၊ သတ္တဝါ၊ တပ်မက်မောကုန်သော၊ ဋ္ဌိတာ၊ တည်ကုန်သော၊ အလ္လိနာ၊ ကပ်ငြိကုန်သော၊ ဥပဂတာ၊ ကပ်ရောက်ကုန်သော၊ အဇ္ဈောသိတာ၊ အလွန်ဆောင်သွင်းကုန်သော၊ အဓိမုတ္တာ၊ သက်ဝင်ကုန်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ မဇ္ဈေပရသိက္ခိတိဋ္ဌတန္တိ ဣဒဿ၊ မဇ္ဈေပရသိက္ခိတိဋ္ဌတံဟုသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ကပ္ပိတိ၊ ကပ္ပမည်သောပုဒ်၏။ ဟဂဝါ၊ ဖြတ်စွာထုရားသည်၊ အာထပတိ၊ ခေါ်တော်မူ၏။

ဩစောဇာတေမဟာ ဗြဟ္မဇယတိ၊ ဩစောဇာတေမဟာ ဗြဟ္မဇယဟူသည်ကား၊
 ကာမောယော၊ ကာမဂုဏ်ငါးပါးဟူသောဩစောအယဉ်သည်၊ တဇောဇော၊
 ဂူပဘဝအဂူပဘဝ၌တင်သောဆန္ဒရာဂဟူသောဩစောအယဉ်သည်၊ ဒိဋ္ဌေါ
 ဇော၊ သဿတဥစ္ဆေဒစသော ဩစောအယဉ်သည်၊ အဝိဇ္ဇောဇော၊ မောဟ
 ဟူသောဩစောအယဉ်သည်၊ ဇာတော၊ ဖြစ်ခြင်းရှိသော၊ သဗ္ဗာတော၊ ကောင်
 စွာဖြစ်ခြင်းရှိသော၊ နိဗ္ဗတ္တော၊ ပြီးသော၊ အဘိနိဗ္ဗတ္တော၊ အလွန်ပြီးသော၊ ပေါတု
 တုတော၊ ထင်ရှားဖြစ်သော၊ မဟာဗြဟ္မဇယတိ၊ မဟာဗြဟ္မဇယဟူသည်ကား၊ ဇာတိ
 တယေ၊ ဗဒိသန္ဓေတည်းဟူသောဘေးရှိသော၊ ဇရာဘယေ၊ အိုခြင်းတည်းဟူ
 သောဘေးရှိသော၊ ဗျာဓိဘယေ၊ နာခြင်းတည်းဟူသောဘေးရှိသော၊ မရုဏ
 ဘယေ၊ သေခြင်းတည်းဟူသောဘေးရှိသော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဩ
 စောဇာတေမဟာဗြဟ္မဇယတိပဒဿ၊ ဩစောဇာတေ မဟာဗြဟ္မဇယဟူသောပုန်
 ၏၊ အတ္ထော၊ အနက်တည်း၊ ဇရာမဂ္ဂ၊ ပရေတာနန္တိ၊ ဇရာမဂ္ဂ၊ ပရေတာနံ
 ဟူသည်ကား၊ ဇရာယ၊ အိုခြင်းသည်၊ ဗျဋ္ဌာနံ၊ တွေ့အပ်ကုန်သော၊ ပရေတာနံ
 နှိပ်စက်အပ်ကုန်သော၊ သမောဟိတာနံ၊ စုဝေးအပ် ကုန်သော၊ သမန္နာဂ
 တာနံ၊ ပြည့်စုံကုန်သော၊ မဂ္ဂ၊ နာ၊ သေခြင်းသည်၊ ဗျဋ္ဌာနံ၊ တွေ့အပ်ကုန်သော၊
 ပရေတာနံ၊ နှိပ်စက်အပ်ကုန်သော၊ သမောဟိတာနံ၊ စုဝေးအပ် ကုန်သော၊
 သမန္နာဂတာနံ၊ ပြည့်စုံကုန်သော၊ ဇာတိယာ၊ ဖြစ်ခြင်းသည်၊ အနုဂတာနံ၊
 အစဉ်အတိုင်းလိုက်ကုန်သော၊ ဇရာယ၊ အိုခြင်းသည်။ အနုသဇ္ဇာနံ၊ နှိုပြန်
 ကုန်သော၊ ဗျာဓိနာ၊ နာခြင်းသည်၊ အဘိဘူတာနံ၊ လွှမ်းမိုးအပ်ကုန်သော၊
 မရုဏနာ၊ သေခြင်းသည်၊ အဘိဟတာနံ၊ အလွန်နှိပ်စက်အပ်ကုန်သော၊
 အတာတာနံ၊ စောင့်ရှောက်ရာမရှိကုန်သော၊ အလေဏာနံ၊ ပုန်းအောင်းရာ
 မရှိကုန်သော၊ အသရဏာနံ၊ ကိုးကွယ်ရာမရှိကုန်သော၊ အသရဏီတုတာနံ
 မှိသောသုတိ၊ ကိုးကွယ်ရာမဖြစ်ကုန်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇရာ
 မဂ္ဂ၊ ပရေတာနန္တိပဒဿ၊ ဇရာမဂ္ဂ၊ ပရေတာနံဟူသောပုန်၏၊ အတ္ထော၊ အ
 နက်တည်း၊ ဒိဝံ၊ ဗြဟ္မိကပ္ပတေတိ၊ ဒိဝံ၊ ဗြဟ္မိကပ္ပတေဟူသည်ကား၊ တာဏံ
 စောင့်ရှောက်ရာဖြစ်သော၊ လေကံ၊ ပုန်းအောင်းရာဖြစ်သော၊ သရဏံ၊ ကိုး
 ကွယ်ရာဖြစ်သော၊ ဂတိံ၊ သားရာဖြစ်သော၊ ပရာယနံ၊ လည်းလျောင်းရာ
 ဖြစ်သော၊ ဒိဝံ၊ နိဗ္ဗာန် တည်းဟူသောကျွန်းကို၊ ဗြဟ္မိအာဓိက္ခာမိ၊ ကြားတော်
 မူအံ၊ ဒေသေမိ၊ ဟောအံ၊ ပညာပေမိ၊ သိစေအံ၊ ပဋ္ဌပေမိ၊ ထားအံ၊ ဝိဝာရာမိ၊
 ဗွင်အံ၊ ဝိဘာဇာမိ၊ ဝောနံအံ၊ ဥတ္တာနိ၊ ကရောမိ၊ ပေါသည်ကိုပြုအံ၊ ပကာသေ
 မိ၊ ထင်ရှားပြုအံ၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒိဝံ၊ ဗြဟ္မိကပ္ပတေတိပဒဿ၊ ဒိဝံ



ပဗြူမိကပ္ပတေဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဇ္ဈေပရသ္မိံ ကိဋ္ဌတံ ကပ္ပါတိဘဂဝါ၊ ဩစော
ဇာတေမဟတ္တယ၊ ဇရာမဂ္ဂ၊ ပရေတာနံ၊ ဒိဝံပဗြူမိကပ္ပတေတိ၊ မဇ္ဈေပရသ္မိံ
တိဋ္ဌတံ၊ ကပ္ပါတိဘဂဝါ၊ ဩစောဇာတေမဟတ္တယ၊ ဇရာမဂ္ဂ၊ ပရေတာနံ၊
ဒိဝံပဗြူမိကပ္ပတေဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

ကပ္ပ၊ ကပ္ပမည်သောပုတ္တော၊ တေဒိဝံ၊ ထိုနိဗ္ဗာန်ဟူသောကျွန်းသည်၊ အ
ကိဋ္ဌနံ၊ ရာဂစသောကိဋ္ဌ၏ အနံကျင်ဘက်ဖြစ်၏။ အနာဒါနံ၊ မြစ်စွဲလမ်း
ခြင်း၏ဆန်းကျင်ဘက်ဖြစ်၏။ အနာပရံ၊ မြိုင်ဘက်တပါးမရှိသောမြတ်သော
ကျွန်းဖြစ်၏။ ဇရာမဂ္ဂ၊ ပရိက္ခယံ၊ အိုခြင်းသေခြင်း၏ ကုန်ရာဖြစ်သောနံ၊ ထို
ကျွန်းကို၊ နိဗ္ဗာန်ဇူတိ၊ နိဗ္ဗာန်ဟူ၍၊ ပြုမိ၊ ဝါဘုရားဟောတော်မူ၏။ ။ အ
ကိဋ္ဌနံ အနာဒါနန္တိ ဧတ္ထပဒေ၊ အကိဋ္ဌနံ အနာဒါနံဟူသောဤပုဒ်၌၊ ကိဋ္ဌနန္တိ၊
ကိဋ္ဌနံဟူသည်ကား၊ ရာဂကိဋ္ဌနံ၊ ရာဂဟူသောတုန်ထုပ်ခြင်းလည်းကောင်း၊
ဒေါသကိဋ္ဌနံ၊ ဒေါသဟူသောတုန်ထုပ်ခြင်းလည်းကောင်း၊ မောဟကိဋ္ဌနံ၊
မောဟဟူသောတုန်ထုပ်ခြင်းလည်းကောင်း၊ မာနကိဋ္ဌနံ၊ မာနဟူသောတုန်
ထုပ်ခြင်းလည်းကောင်း၊ ဗိဋ္ဌိကိဋ္ဌနံ၊ ဗိဋ္ဌိဟူသော တုန်ထုပ်ခြင်း လည်း
ကောင်း၊ ကိလေသကိဋ္ဌနံ၊ ကိလေသာဟူသော တုန်ထုပ်ခြင်း လည်း
ကောင်း၊ နုတ္တရိတကိဋ္ဌနံ၊ နုတ္တရိဟူသောတုန်ထုပ်ခြင်းလည်းကောင်း၊ တေ
ထိုနိဗ္ဗာန်ဟူသောကျွန်းသည်၊ ကိဋ္ဌနပဟာနံ၊ ကိဋ္ဌနကိုပယ်ရာဖြစ်၏။ ကိဋ္ဌန
ဂူပသမံ၊ ကိဋ္ဌန၏ငြိမ်းရာဖြစ်၏။ ကိဋ္ဌနပရိနိဿဂ္ဂံ၊ ကိဋ္ဌန၏စွန့်ရာဖြစ်၏။
ကိဋ္ဌနပရိပဿန္တံ၊ ကိဋ္ဌန၏အလွန်ငြိမ်းရာဖြစ်၏။ အမတံ၊ သေခြင်းကင်း၏။
နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာဖြစ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ ကိဋ္ဌနန္တိ
ပဒသာ၊ ကိဋ္ဌနံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အနာဒါနန္တိ ဧတ္ထပဒေ၊
အနာဒါနံဟူသောဤပုဒ်၌၊ တဏှာ၊ တဏှာကို၊ အာဒါနံ၊ အာဒါနဟူ၍၊ ဝုစ္စတိ၊
ဆိုအပ်၏။ ယောရာဂေါ၊ အကြင်တပ်ခြင်းတဏှာလည်းကောင်း။ (လ)၊ အ
ဘိဇ္ဈာ၊ အလွန်လိုချင်ခြင်းတဏှာ လည်းကောင်း။ ယောဘော၊ တပ်မင်
မောခြင်းတဏှာလည်းကောင်း။ အက္ခသယမူလံ၊ အက္ခသိုလ်၏တည်းရာ
ဖြစ်သောတဏှာလည်းကောင်း၊ တေ၊ ထိုနိဗ္ဗာန်ဟူသောကျွန်းသည်၊ အာဒါ
နပဟာနံ၊ တဏှာကိုပယ်ရာဖြစ်၏။ အာဒါနဂူပသမံ၊ တဏှာ၏ငြိမ်းရာဖြစ်၏။
အာဒါနပရိနိဿဂ္ဂံ၊ တဏှာ၏စွန့်ရာဖြစ်၏။ အာဒါနပရိပဿန္တံ၊ တဏှာ၏အ
လွန်ငြိမ်းရာဖြစ်၏။ အမတံ၊ သေခြင်းကင်းရာဖြစ်၏။ နိဗ္ဗာနံ၊ တဏှာမှထွက်
မြောက်ရာဖြစ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ အကိဋ္ဌနံ အနာဒါနန္တိ ပဒသာ။

အင်္ဂါပွန်အနာဒါနံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇာတိဒိဝံအနာပ
 ရန္တိ၊ ဇာတိဒိဝံအနာပရံဟူသည်ကား၊ တာထံ၊ စောင့်ရှောက်ရာ ဖြစ်သော၊
 ထေဏံ၊ ပုန်းအောင်းရာဖြစ်သော၊ သဏံ၊ ငြိမ့်ရာဖြစ်သော၊ ဂတိ၊ ထားရာဖြစ်
 သော၊ ပရာယနံ၊ စည်းစဉ်းချောင်းရာဖြစ်သော၊ ဇာတိဒိဝံ၊ ထိုနိဗ္ဗာန်ဟူသော
 ကျွန်းသည်။ အနာပရန္တိ၊ အနာပရံဟူသည်ကား၊ တေန၊ ထိုနိဗ္ဗာန်ထက်၊
 ဝရော၊ မြတ်သော၊ အညောဒိပေါ၊ တပါးသောကျွန်းသည်။ နတ္ထိ၊ မရှိ၊ အထ
 ခေါ၊ စင်စစ်သော်ကား၊ သောဇဝဒိပေါ၊ ထိုနိဗ္ဗာန်ဟူသောကျွန်းသည်သာ
 သျှင်၊ အဂ္ဂေါ၊ မြတ်သည်လည်းဖြစ်၏။ သေဋ္ဌော၊ ခြီးမွန်းအပ်သည်လည်း
 ဖြစ်၏။ ဝိသေဋ္ဌော၊ အထူးသဖြင့်ခြီးမွန်းအပ်သည်လည်းဖြစ်၏။ ပါမော
 က္ခော၊ အကြီးသည်လည်းဖြစ်၏။ ဥတ္တမော၊ မြတ်သည်လည်းဖြစ်၏။ ပဝ
 ရော၊ အလွန်မြတ်သည်လည်းဖြစ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ ဇာတိဒိဝံအ
 နာပရန္တိပဒသာ၊ ဇာတိဒိဝံအနာပရံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
 နိဗ္ဗာန်ဣတိနံ၊ ဣတိတ္ထပဒေ၊ နိဗ္ဗာန်ဣတိနံ၊ ဣတိဟူသောဤပုဒ်၌၊ တဏှာ၊
 တဏှာကို၊ ဝါနံ၊ ဝါနံဟူ၍၊ ဝုပ္ပတိ၊ ဆုံအပ်၏။ ယောရာဂေါ၊ အကြင်တစ်ခြင်း
 တဏှာလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာတစ်ခြင်းတဏှာလည်းကောင်း
 (ဝ)၊ အဘိဇ္ဈာ၊ အထွန်လိုချင်ခြင်းတဏှာလည်းကောင်း၊ လောဘော၊ တင်
 ခြင်းတဏှာ လည်းကောင်း၊ အက္ခယသမ္ပယုတံ၊ အက္ခယသိုက်၏တည်ရာဖြစ်
 သောတဏှာ လည်းကောင်း၊ နံ၊ ထိုနိဗ္ဗာန်ဟူသောကျွန်းကို၊ ဝါနပဗ္ဗာနံ၊
 တဏှာကိုစပ်ရာဟူ၍၊ ဝါနပုပသမံ၊ တဏှာ၏ငြိမ်းဖြစ်၏ဟူ၍၊ ဝါနပရိနိ
 သဝဂ္ဂံ၊ တဏှာ၏စွန့်ရာဟူ၍၊ ဝါနပရိပသ၊ ခွံ၊ တဏှာ၏လွန်ငြိမ်းရာဟူ၍
 အမတံ၊ သေခြင်းကင်းရာဟူ၍၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာဟူ၍၊ ဣ
 တိတိ၊ ဣတိဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်၏စပ်ခြင်းတည်း။ ပဒသံသဂ္ဂေါ၊ ပုဒ်၏
 ရောရှက်ခြင်းတည်း။ ပဒပါရိပုရိ၊ ပုဒ်၏ပြည့်ခြင်းတည်း။ အက္ခယသမဝါ
 ယော၊ အက္ခယရာ၏ ညီညွတ်ခြင်းတည်း။ ဗျုပ္ပနသီလိဋ္ဌတာ၊ သဒ္ဓါ၏ပြေပြစ်
 သောအဖြစ်တည်း။ ဣတိတိဇေ၊ ဣတိဟူသောဤသဒ္ဓါသည်၊ ပဒါနုပုပ္ဖတာ၊
 ပုဒ်သို့အစဉ်လိုက်သောအဖြစ်တည်း။ ဗြူမိတိ၊ ဗြူမိဟူသည်ကား၊ ဗြူမိအာ
 ဝိက္ခာမိ၊ ဝါသုရာ၊ ကြာတော်မူ၏။ ဒေသေမိ၊ ဟောတော်မူ၏။ ပညပေမိ၊ သိ
 စေတော်မူ၏။ ပဋ္ဌပေမိ၊ ထားတော်မူ၏။ ဝိဝရာမိ၊ ဖွင့်တော်မူ၏။ ဝိဘာဇာမိ၊
 ဝေဟနတော်မူ၏။ ဥတ္တာနိကရောမိ၊ ပေါ်သည်ကိုပြုတော်မူ၏။ ပကာသေ
 မိ၊ ထင်ရှားပြတော်မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊ နိဗ္ဗာန်ဣတိနံ၊ ဣတိ
 ပဒသာ၊ နိဗ္ဗာန်ဣတိနံ၊ ဣတိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇရာမဗ္ဗ

၂၂

ပရိက္ခယန္တိ၊ ဇရာမဇ္ဈပရိက္ခယံဟူသည့်ကား။ ဇရာမဇာတိ၊ ဇရာမဇာတိ
 ကရိ၊ ပဟာနံ၊ ပယံရာဖြစ်သော၊ ဝူပသဓံ၊ ပြီးရာဖြစ်သော၊ ပရိနိဿတ္တံ၊ စွန့်ရာ
 ဖြစ်သော၊ ပရိပဿန္တံ၊ တဖန်ငြိမ်းရာဖြစ်သော၊ အမတံ၊ သေခြင်းကင်းသော၊
 နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာဖြစ်သော၊ ဣတိအယံ၊ ဤသည်အဖြစ်၊ ဇရာ
 မဇ္ဈပရိက္ခယန္တိပဒေသာ၊ ဇရာမဇ္ဈပရိက္ခယံဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အနိဗ္ဗာနံအနာ
 ဒါနံ၊ တေဒိပံအနာပရံ၊ နိဗ္ဗာနံအနိဗ္ဗာနံ၊ ဇရာမဇ္ဈပရိက္ခယန္တိ၊ အနိဗ္ဗာနံ
 အနာဒါနံ၊ တေဒိပံအနာပရံ၊ နိဗ္ဗာနံအနိဗ္ဗာနံ၊ ဇရာမဇ္ဈပရိက္ခယံ ဟူ၍၊
 အာဟ၊ ဘောတေတိမူပိ၊ ။

ဇောထိနိဗ္ဗာနံတည်းဟူသောဒိဋ္ဌိရာကျန်းကို၊ အညာယ၊ သိက္ခန္တိ၊ ယေ
 အကြင်သူတို့သည်၊ သတာ၊ ထင်သောသတိရှိကုန်သည်ဖြစ်၍၊ ဒိဋ္ဌဓမ္မာ၊
 မြင်အပ်ပြီးသော တရားရှိကုန်၏၊ အတိနိဗ္ဗုတာ၊ ကိလေသာမှ ငြိမ်း
 ကုန်၏တော၊ ထိုသူတို့သည်၊ နမာရဝသာနဂါ၊ မာဂ်၏ အလိုသို့မလိုက်
 ကုန်၊ တေ၊ ထိုသူတို့သည်၊ မာရဿ၊ မာဂ်၏၊ နပဋ္ဌဂူ၊ အလုပ်အကျွေး၏အ
 ဖြစ်သို့မရောက်ကုန်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ။ တေဒညာယ
 ယေသတာတိတ္ထေပဒေ၊ တေဒညာယယေသတာဟူသောဤပုဒ်၌၊ တေန္တိ၊
 တေဟူသည့်ကား၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာနံကို၊ ယေဝ
 သော၊ အကြင်တရားသည်၊ သဗ္ဗသင်္ခါရသမထော၊ အလုံးစုံသော သင်္ခါရ
 တို့၏ ငြိမ်းရာဖြစ်၏၊ သဗ္ဗပဓိပရိနိဿတ္တော၊ ခပ်သိမ်းသောဥပဓိတို့၏ငြိမ်းရာ
 ဖြစ်၏၊ တဏှကွယော၊ တဏှာ၏ ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ ကင်းရာ
 ဖြစ်၏၊ နိရောဓော၊ ရာဂ၏ ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာ
 ဖြစ်၏၊ ဣဝံဓမ္မံ၊ ဤနိဗ္ဗာနံတရားကို၊ အညာယတိ၊ အညာယဟူသည့်ကား။
 အညာယဇာ နိက္ခာ၊ သိက္ခန္တိ၊ တုလယိတွာ၊ နှိုင်းချိန်ကုန်၍၊ တိရယိတွာ၊
 စုံစမ်းကုန်၍၊ ဝိဘာဝယိတွာ၊ ပွားစေကုန်၍၊ ဝိဘူတံကတွာ၊ ထင်ရှားသည်
 ကိုပြုကုန်၍၊ သဗ္ဗေသင်္ခါရ၊ ခပ်သိမ်းကုန်သော သင်္ခါရတို့သည်၊ အနိဗ္ဗာ
 တိ၊ အမြဲမရှိကုန်ဟူ၍၊ (လ)၊ ယံကိပ္ပိသမုဒယဓမ္မံ၊ အလုံးစုံသော ဖြစ်ခြင်း
 သဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော ဖြစ်ခြင်းသဘော
 တရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်း သဘောရှိ၏ဟူ၍၊ အညာယဇာ
 နိက္ခာ၊ သိက္ခန္တိ၊ တုလယိတွာ၊ နှိုင်းချိန်ကုန်၍၊ တိရယိတွာ၊ စုံစမ်းကုန်၍၊
 ဝိဘာဝယိတွာ၊ ပွားစေကုန်၍၊ ဝိဘူတံကတွာ၊ ထင်ရှားပြုကုန်၍၊ ယေတိ၊
 ယေဟူသည့်ကား၊ ဝိဇာသဝါ၊ ကုန်ပြီးသော အာသဝရှိကုန်သော၊ အရ

ဟန္တော၊ ရဟန္တာတို့သည်၊ သတာတိ၊ သတာဟူသည်ကား၊ စတုဟိကာရ
 တေဟိ၊ လေးပါးကုန်သော အကြောင်းတို့ဖြင့်၊ သတာ၊ ထင်သော သတိရှိ
 ကုန်၏၊ ကာယော၊ ကိုယ်၌၊ ကာယာနုပဿနာသတိပဋ္ဌာနံ၊ ကိုယ်ကိုအဖန်ခံ
 လဲလဲအောက်စေခြင်းတည်းဟူသော သတိပဋ္ဌာန်ကို၊ ဘာဝိတတ္ထာ၊ ပွားစေ
 အပ်သည်၏အဖြစ်ကြောင့်၊ သတာ၊ ထင်သော သတိရှိကုန်၏၊ (ပ)၊ တေန၊ ထို
 ကြောင့်၊ သတာ၊ သတာဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဣတိအယံ၊ ဤသည်
 လျှင်၊ ဧတဒညာယယေသတာတိပဒဿ၊ ဧတဒညာယယေသတာဟူသော
 ဟူသောဝုန်၏အတ္ထော၊ အနက်တည်း၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာတိတ္ထေပဒေ၊ ဒိဋ္ဌ
 ဓမ္မာဘိနိဗ္ဗုတာဟူသော ဤဝုန်၌၊ ဒိဋ္ဌဓမ္မာတိ၊ ဒိဋ္ဌဓမ္မာဟူသည်ကား၊ ဒိဋ္ဌဓမ္မာ
 မြင်အပ်ပြီးသော တရားရှိကုန်၏၊ ဥာတဓမ္မာ၊ သိအပ်သော တရားရှိကုန်၏၊
 ဝံဘုထဟိတဓမ္မာ၊ နှိုင်းချိန်အပ်ပြီးသော တရားရှိကုန်၏၊ တိရိတဓမ္မာ၊ စုံစမ်း
 အပ်ပြီးသော တရားရှိကုန်၏၊ ဝိဘုတဓမ္မာ၊ ထင်သော တရားရှိကုန်၏၊ ဝိဘာဝိ
 တဓမ္မာ၊ ပွားစေအပ်ပြီးသော တရားရှိကုန်၏၊ အဘိနိဗ္ဗုတာတိ၊ အဘိနိဗ္ဗု
 ဟာဟူသည်ကား၊ ရာဂဿ၊ ရာဂ၏၊ နိဗ္ဗာဝိကတ္ထာ၊ ငြိမ်းစေအပ်သည်၏
 အဖြစ်ကြောင့်၊ နိဗ္ဗုတာ၊ ရာဂမှငြိမ်းကုန်၏၊ ဒေါသဿ၊ ဒေါသ၏၊ (စ)၊ သဗ္ဗာ
 ကုသလာဘိသင်္ခါရာနံ၊ ခပ်သိမ်းကုန်သော အကုသိုလ်အဘိသင်္ခါရတို့၏၊
 သန္တတ္ထာ၊ ငြိမ်းသည်၏အဖြစ်ကြောင့်၊ သမိတတ္ထာ၊ ငြိမ်သက်သည်၏အဖြစ်
 ကြောင့်၊ ဝုပသမိတတ္ထာ၊ ကပ်၍ငြိမ်းသည်၏ အဖြစ်ကြောင့်၊ ဝိဇ္ဇာတတ္ထာ၊
 ဗုတ်ကြည်းအပ်သည်၏အဖြစ်ကြောင့်၊ နိဗ္ဗုတတ္ထာ၊ ငြိမ်းစေသည်၏ အဖြစ်
 ကြောင့်၊ ပဋိပဿဒ္ဓတ္ထာ၊ အလွန်ငြိမ်းသည်၏အဖြစ်ကြောင့်၊ သန္တာ၊ ရာဂစ
 သည်မှငြိမ်းကုန်၏၊ ဥပသန္တာ၊ ငြိမ်သက်ကုန်၏၊ ဝုပသန္တာ၊ ကပ်၍ငြိမ်းကုန်
 ၏၊ နိဗ္ဗုတာ၊ ငြိမ်းစေကုန်၏၊ ပဋိပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်၏၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာတိပဒဿ၊ ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ ဟူသောဝုန်
 ၏အတ္ထော၊ အနက်တည်း၊ နတေမာရဝသာနုဂါတိတ္ထေပဒေ၊ နတေမာရဝ
 သာနုဂါဟူသော ဤဝုန်၌၊ မာရေတိ၊ မာရော ဟူသည်ကား၊ ယောသော
 မာရော၊ အကြင်မာရ်သည်၊ ကဏ္ဍော၊ မည်းညစ်သော အကုသိုလ်တရား
 ရှိ၏၊ အဓိပတိ၊ ကာမထုံကိုအစိုးရ၏၊ အန္တဂ္ဂ၊ ရတေခြင်းသို့ရောက်စေတတ်
 ၏၊ နရုပိ၊ ယုတ်မာ၏၊ ပမတ္တဗန္ဓု၊ မေ့စေရာသောသူ၏အစွေခင်ပွန်းဖြစ်၏၊
 နတေမာရဝံ သာနုဂါတိ၊ နတေမာရဝသာနုဂါ ဟူသည်ကား၊ တေ၊ ထိုရ
 ဟန္တာတို့သည်၊ မာရဿ၊ မာရ်၏၊ ဝသေန၊ အလိုဖြင့်၊ နဝတ္တန္တိ၊ မဖြစ်စေကုန်

မာရေပေါ၊ မာရ်သည်သည်း၊ တောသု၊ ထိုရဟန္တာတို့၌၊ ဝဝံ၊ မိမိအလိုကို၊
 နဝတ္ထေတိ၊ မဖြစ်စေနိုင်၊ တော၊ ထိုရဟန္တာတို့သည်၊ မာရဉ္စ၊ မာရ်ကိုလည်း
 ကောင်း၊ မာရပက္ခဉ္စ၊ မာရ်၏ အပေါ်ကိုလည်းကောင်း၊ မာရပါသဉ္စ၊ မာရ်
 ၏ကြော့ကွင်းကိုလည်းကောင်း၊ မာရဗလိသဉ္စ၊ မာရ်၏သံဃားချိတ်ကိုလည်း
 ကောင်း၊ မာရ်မိသဉ္စ၊ မာရ်၏အာမိဝကိုလည်းကောင်း၊ မာရဝိသယဉ္စ၊ မာရ်
 ၏အရာကိုလည်းကောင်း၊ မာရနိဝါသနဉ္စ၊ မာရ်၏ ကျင်လည်ရာကို လည်း
 ကောင်း၊ မာရဂေါစရံ၊ မာရ်၏ကျက်စားရာကိုလည်းကောင်း၊ မာရဗန္ဓနဉ္စ
 မာရ်၏ကြော့ကွင်းကို လည်းကောင်း၊ အဘိဘုယျ၊ နှိပ်စက်၍၊ အဘိဘဝိ
 တွာ၊ ထွမ်းမိုး၍၊ အဇ္ဈောတ္ထဂိတွာ၊ အလွန်ထွမ်းမိုး၍၊ ပရိယာဒိယိတွာ၊ ကုန်
 စေ၍၊ မန္ဒိတွာ၊ နှိပ်နင်း၍၊ စရန္တိ၊ ကျင့်ကုန်၏၊ ဝိဟရန္တိ၊ နေကုန်၍၊ ဣရိယန္တိ၊
 ဣရိယာပုတ်ကိုဖြစ်စေကုန်၏၊ ဝတ္တန္တိ၊ လည်စေကုန်၏၊ ပါထေန္တိ၊ စောင့်
 ကုန်၏၊ ယပေန္တိ၊ ချကုန်၏၊ ယာပေန္တိ၊ ချစေကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 နတေမာရဝသာနုဂါတိပဒဿ၊ နတေမာရဝသာနုဂါဟုသောဝုန်၏၊ အတ္ထော
 အနက်တည်း၊ နတေမာရဿပဋ္ဌဂုတိ၊ နတေမာရဿပဋ္ဌဂု ဟူသည်ကား၊
 တော၊ ထိုရဟန္တာတို့သည်၊ မာရဿ၊ မာရ်၏ပဋ္ဌာ၊ အလုပ်အကျွေးတို့သည်၊
 ပဋ္ဌစရာ၊ အစားတို့သည်၊ ပါရိစာရိကာ၊ အလုပ်အကျွေးတပည့်တို့သည်၊ န
 သိယာ၊ မဖြစ်ရာ၊ တော၊ ထိုရဟန္တာတို့သည်၊ ဘဂဝတော၊ ဘုန်းတော်ကြီး
 သော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ပဋ္ဌာ၊ အလုပ်အကျွေးတို့သည်၊ ပဋ္ဌစရာ၊
 အစားတို့သည်၊ ပရိစာရိကာ၊ အလုပ်အကျွေးတပည့်တို့သည်၊ သိယာ၊
 ဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ နတေမာရဿပဋ္ဌဂုတိပဒဿ၊ နတေ
 မာရဿပဋ္ဌဂု ဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ တေဒညာယ ယေသတာ၊ ဒိဋ္ဌိဓမ္မာဘိနိဗ္ဗု
 တာ၊ နတေမာရဝသာနုဂါ၊ နတေမာရပဋ္ဌဂုတိ၊ တေဒညာယယေ သတာ
 ဒိဋ္ဌိဓမ္မာဘိနိဗ္ဗုတာ၊ နတေမာရဝသာနုဂါ၊ နတေမာရဿပဋ္ဌဂုဟူ၍၊ အါဟ
 ဟောတော်မူပြီ၊ ဣဟဂါထာ ပရိယောသဒနာ၊ ဂါထာ ဆုံးသည်နှင့်
 တပြိုင်နက်၊ (လ)၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရားသည်၊ မေ၊ အ
 ကျွန်ုပ်၏၊ သတ္တာ၊ သရာပါတည်း၊ အတံ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပည့်
 သည်၊ အတ္ထိ၊ ဖြစ်ပါ၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ဝျှောက်၏၊ ကပ္ပပဉ္စ၊ ကပ္ပ
 ပုဏ္ဏား၏အမေးပြုသာနာသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၂၂

ဇေယျကဏ္ဍိကပဋ္ဌာသုတ္တန်နိဿယ

သိရ၊ ငြိမ်းစသာဇံ၊ ယ ဂ္ဂိတော်မူသော အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်
 သည်၊ အကာမကာဒိ၊ ကာမတို့ကို အလိုမရှိသော မြတ်စွာဘုရားကို၊ သု
 တ္တာန၊ ကြား၍၊ ဩစာတိ၊ ဩစာကို လွန်ပြီးထသော၊ အကာမံ၊ အလို
 ကင်းသောဘုရားကို၊ ပုဋ္ဌ၊ မေးခြင်းငှါ၊ အာဂဏံ၊ ထားရောက်ပါ၏၊ ဣဒ္ဓံ
 ဇေယျကဏ္ဍိကပဋ္ဌာသုတ္တန်တော်မူသော အရှင်ဘုရား၊ သန္တိ၊ ပဒံ၊ နိဗ္ဗာန်ကို၊
 ဗြူဟိ၊ ဟောတော်မူပါလော့၊ ယထာတန္တံ၊ ဟုတ်မှန်သော အတိုင်း၊ တံ၊
 ထိုနိဗ္ဗာန်ကို၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရားသည်၊ မေ၊ အကျွန်ုပ်
 အား၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော
 အသက်ရှိသော၊ ဇေယျကဏ္ဍိ ဇေယျကဏ္ဍိအမည်ရှိသော ပုဏ္ဏားသည်၊ ပုဏ္ဏိ၊
 မေးပြီ၊ သုတ္တာနဟံ၊ ဝိရအကာမကာဒိတိ၊ သုတ္တာနဟံ၊ ဝိရအကာမကာဒိဟု
 ဆည်ကား၊ ဣတိ၊ ဝိသော ဘဂဝါ၊ အရဟံ (ပ)၊ ဗုဒ္ဓေါ၊ ဘဂဝါတိ၊ ဣတိ၊ ဝိသော
 ဘဂဝါ၊ အရဟံ (ပ)၊ ဗုဒ္ဓေါ၊ ဘဂဝါဟူ၍၊ သုတ္တာ၊ ကြား၍၊ သုဏိတ္တာ၊ သော
 တပသာဒဖြင့်နာ၍၊ ဥဂ္ဂဟောတွာ၊ ကောင်းစွာယူ၍၊ ဥပစာရေတွာ၊ ကောင်း
 စွာဆောင်၍၊ ဥပထကွယိတွာ၊ ဖြစ်စွာမှတ်၍၊ ဣတိ၊ အယံ၊ ဤသည်လျှင်၊ သု
 တ္တာနာဟန္တိ၊ ပဒဿ၊ သုတ္တာနာဟံ၊ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဝိရာတိ၊ ဝိရဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိရော၊ ဇံ၊ ယဂ္ဂိ
 တော်မူ၏၊ ဝိရိယဝါ၊ ဝိရိယနှင့်ပြည့်စုံတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊
 ဝိရမည်တော်မူ၏၊ ဗဟူ၊ များစွာသော ဇံ၊ ယဂ္ဂိတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊
 ဝိရော၊ ဝိရမည်တော်မူ၏၊ ဝိသဝိ၊ ဝိရိယကို ဖြစ်စေတတ်၏၊ ဣတိ၊ ထို
 ကြောင့်၊ ဝိရော၊ ဝိရမည်တော်မူ၏၊ အထမတ္ထော၊ အလိုတော်တိုင်းပြည့်စုံ
 နိုင်သော စိတ်ရှိတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊ ဝိရမည်တော်မူ၏၊
 သုရော၊ ရဲရင့်တော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊ ဝိရမည်တော်မူ၏၊ ဝိက္က
 နန္ဒာ၊ ရန်သူတို့ကို နှစ်သက်စေတတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊ ဝိရမည်
 တော်မူ၏၊ အာဘိဓ္မ၊ ကြောက်ခြင်းမရှိ၊ အသန္တိ၊ တုန်ထွက်ခြင်းမရှိ၊ အနုကြာ
 သိ၊ လန့်ခြင်းမရှိ၊ အပလ္လာယိ၊ ပြေးခြင်းမရှိ၊ ပယိနာယာစောရဝေါ၊ ပထ်ပြီး
 သောကြောက်မက်သွယ်ရှိ၏၊ ဝိဂတလောမဟံ၊ သော၊ ကင်းသောကြက်သီး
 ပွေးညှင်းထခြင်းရှိ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊ ဝိရမည်တော်မူ၏၊
 ဣဝ၊ ဤလောက၌၊ သဗ္ဗပါပကေဟိ၊ အလုံးစုံသော မကောင်းမှုတို့မှ၊ ဝိရ
 တော၊ ကင်း၏၊ နိရယံ၊ နက္ခံ၊ ဝေရေ၌ ဖြစ်သောဆင်းရဲခြင်းကို၊ အတိစ္စ၊ လွန်၍၊
 ဝိရိယဝါ၊ သော၊ ဝိရိယဖြင့်နေတော်မူ၏၊ သော၊ ထိုရဟန္တာသည်၊ ဝိရိယဝါ၊

ဝိရိယဖြင့်လည်းကောင်း၊ ပဝေနဝါ၊ မဂ္ဂင်ဈာန်ဖြင့်လည်းကောင်း၊ ဝိရော၊
 ကိလေသာကို ဖျက်ဆီးဘတ်၏။ တာဒိသံ၊ ထိုသို့ သဘောရှိသောဂုဏ်
 ကျေးဇူးရှိသောသူကို၊ တထတ္ထာ၊ ဝိရိယနှင့်ပြည့်သောသူဟူ၍၊ ပရုပ္ပတေ၊
 ဆိုအပ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ သုတွာနပဟံဝိနာတိပဒသ၊ သုတွာနာ
 ကံဝိရဟူသောပုဂ္ဂိုလ်၏အတ္ထော၊ အနက်တည်း၊ အကာကောပိတိတ္ထေပဒေ၊
 အကမကောပိဟူသောဤပုဂ္ဂိုလ်၏၊ ကာမာတိ၊ ကာမဟူသည်ကား၊ ဝတ္ထုကာ
 မာစ၊ ဝတ္ထုကာမတို့ လည်းကောင်း၊ ကိလေသကာမာစ၊ ကိလေသာကာမ
 တို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ ဧကုဉ်း
 အားဖြင့်၊ ဧန္တုနစ်ပါးတို့တည်း၊ (ဝ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊
 ဝတ္ထုကာမတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ကိ
 လေသကာမာ၊ ကိလေသကာမတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။ ဘဂဝတော
 သုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားအား၊ ဝတ္ထုကာမာ၊ ဝတ္ထုကာ
 မတို့ကို၊ ပရိညာတာ၊ ပိုင်းခြား၍သိအပ်ကုန်ပြီ၊ ကိလေသကာမာ၊ ကိလေသ
 ကာမတို့ကို၊ ပဟံနာ၊ ပဟံအပ်ကုန်ပြီ၊ ဝတ္ထုကာမာနံ၊ ဝတ္ထုကာမတို့ကို၊
 ပရိညာဘတ္တာ၊ ပိုင်းခြား၍သိအပ်ပြီးသည်၏အဖြစ်ကြောင့်၊ ကိလေသကာ
 မာနံ၊ ကိလေသာ ကာမတို့ကို၊ ပဟံနတ္တာ၊ ပဟံအပ် ပြီးသည်၏ အဖြစ်
 ကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ကာမေ၊ ကာမတို့ကို၊ နကာမေတိ၊
 အလိုမရှိ၊ ကာမေ၊ ကာမတို့ကို၊ နပတ္ထေတိ၊ မတောင့်တ၊ ကာမေ၊ ကာမတို့
 ကို၊ နပိဟေတိ၊ မချစ်၊ ကာမေ၊ ကာမတို့ကို၊ နအဘိဇပေတိ၊ တောင့်တသော
 အားဖြင့်မပြောဆို၊ ဟေ၊ အကြင်သူတို့သည်၊ ကာမေ၊ ကာမတို့ကို၊ ကာမေန္တိ
 အလိုရှိကုန်၏။ ကာမေ၊ ကာမတို့ကို၊ ပတ္ထေန္တိ၊ တောင့်တကုန်၏။ ကာမေ၊
 ကာမတို့ကို၊ ဝိပာန္တိ၊ ချစ်ကုန်၏။ ကာမေ၊ ကာမတို့ကို၊ အဘိဇပေန္တိ၊
 တောင့်တသောအားဖြင့်ပြောဆိုကုန်၏။ တေ၊ ထိုသူတို့သည်၊ ကာမကာမိ
 နော၊ ကာမကိုအလိုရှိသောသူမည်ကုန်၏။ ရာဂရာဂိနော၊ ရာဂကိုတတ်မက်
 မောသောသူမည်ကုန်၏။ သညာသည်ိနော၊ သညာကို မှတ်လေ့ရှိသောသူ
 မည်ကုန်၏။ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ကာမေ၊ ကာမတို့ကို၊ နကာမေတိ၊
 အလိုမရှိ၊ ကာမေ၊ ကာမတို့ကို၊ နပတ္ထေတိ၊ မတောင့်တ၊ ကာမေ၊ ကာမတို့ကို
 နပိဟေတိ၊ မချစ်၊ ကာမေ၊ ကာမတို့ကို၊ နအဘိဇပေတိ၊ တောင့်တသော
 အားဖြင့်မပြောဆို၊ တသ္မာ၊ ထိုကြောင့်၊ ဘဂဝါ၊ သုန်းတော်ကြီးသော၊
 ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အကာမော၊ ကာမကိုအလိုမရှိ၊ နိတ္တာမော၊
 ဟပ်ခြင်းကိုအလိုမရှိ၊ ဝတ္ထုကာမော၊ ကာမကိုပွန်ပြီ၊ ဝန္တုကာမော၊ ကာမကို



အန်ပြီ၊ ခုတ္တကာမော၊ ကာမမှလွတ်ပြီ၊ ပဟိနကာမော၊ ကာမကိုပယ်ပြီ၊
 ပဋိနိဿဋ္ဌကာမော၊ ကာမကိုစွန့်ပြီ၊ ဝိတရာဂေါ၊ ရာဂကင်းပြီ၊ ဝိဂတရာ
 ဂေါ၊ ရာဂမှအထူးသဖြင့်ကင်းပြီ၊ စတ္တရာဂေါ၊ ရာဂကိုစွန့်ပြီ၊ ဝန္တရာဂေါ၊
 ရာဂကိုအန်ပြီ၊ မုတ္တရာဂေါ၊ ရာဂမှလွတ်ပြီ၊ ပဟိနရာဂေါ၊ ရာဂကိုပယ်ပြီ၊
 ပဋိနိဿဋ္ဌရာဂေါ၊ ရာဂကိုစွန့်ပြီ၊ နိစ္ဆာတော၊ မွတ်သိပ်ခြင်းကင်းပြီ၊ နိဗ္ဗာ
 တော၊ ငြိမ်းပြီ၊ သိတိဘူတော၊ ငြိမ်းချမ်းပြီ၊ သုပဋိသံဝေဒိ၊ သုကိုခံစား
 ဝျက်၊ ဗြဟ္မဘူတော၊ အလွန်မြတ်သော၊ အတ္တနာ၊ ဝိတ်ကော်ဖြင့်၊ ဝိဟရ
 တိ၊ နေထောံမုဏိ၊ ဣတိအယံ၊ ဤသည်လျှင်၊ သုတွာနဟံ၊ ဝိရအကာမကာဝိ
 တိမဒဿ၊ သုတွာနဟံဝိရအကာမ ကာဝိဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ဣစ္စာယသ္မာဇေတုကဏ္ဍိတိ ဧတ္ထပဒေ၊ ဣစ္စာယသ္မာဇေတုကဏ္ဍိဟူ
 သောဤပုဒ်၌၊ ဣစ္စာတိ၊ ဣစ္စာဟူသည်ကား၊ ပဒေသန္တိ၊ ပုဒ်၏ စပ်ခြင်းတည်း၊
 (ဇ) ဣစ္စာတိဇေတံ၊ ဣစ္စာဟူသောဤသဒ္ဓါသည်၊ ပဒါနုပုဗ္ဗတော၊ ပုဒ်သို့အစဉ်
 လိုက်သောဤသဒ္ဓါတည်း၊ အာယသ္မာတိ၊ အာယသ္မာဟူသည်ကား၊ ဝိယဝ
 စနံ၊ ချစ်၍ဆိုသော စကားတည်း၊ (ဇ)၊ အာယသ္မာတိဇေတံ၊ အာယသ္မာဟူ
 သောဤစကားသည်၊ ဂရုဝစနံ၊ အလေးအမြတ်ဆိုသောစကားတည်း၊ ဇေတု
 ကဏ္ဍိတိ၊ ဇေတုကဏ္ဍိဟူသည်ကား၊ တဿဗြာဟ္မဇဿ၊ ထိုပုဂ္ဂိုလ်၏၊
 ဂေါတ္တသင်္ခါ၊ အနွယ်ကို ဆိုခြင်းတည်း၊ သမညာ၊ သမုတ်ခြင်းတည်း၊ ပည
 ဏ္ဍိ၊ အပြားအားဖြင့် သိစေခြင်းတည်း၊ ဂေါဟာရာ၊ ခေါ်ဝေါ်ခြင်းတည်း၊
 ဣတိအယံ၊ ဤသည်လျှင်၊ ဣစ္စာယသ္မာဇေတုကဏ္ဍိတိမဒဿ၊ ဣစ္စာယသ္မာ
 ဇေတုကဏ္ဍိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဩဇာတိဝံ ပုဋ္ဌုအ
 ကာမမာဂမန္တိ ဧတ္ထပဒေ၊ ဩဇာတိဝံပုဋ္ဌုအကာမမာဂမံဟူသော ဤပုဒ်
 ၌၊ ဩဇာတိဝန္တိ၊ ဩဇာတိဝံ ဟူသည်ကား၊ ဩဇာတိတံ၊ ဩဇာကို
 သောတာပတ္တိမဂ်ဖြင့်ထွန်ပြီ၊ ဩဇာတိက္ကန္တံ၊ ဩဇာကို သကာဒါဂါမိမဂ်
 ဖြင့်ထွန်ပြီ၊ အတိက္ကန္တံ၊ ဩဇာကိုအနာဂါမိမဂ်ဖြင့်ထွန်ပြီ၊ သမတိက္ကန္တံ၊
 ဩဇာကိုအရဟတ္တမဂ်ဖြင့်ထွန်ပြီ၊ ဝိတိဝတ္ထံ၊ ခိုလ်ဖြင့်ထွန်ပြီ၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ ဩဇာတိဝန္တိ ပဒေသ၊ ဩဇာတိဝံဟူသောပုဒ်၏၊ အတ္ထော၊ အ
 နက်တည်း၊ ပုဋ္ဌုန္တိ၊ ပုဋ္ဌုဟူသည်ကား၊ ပုဋ္ဌုပုဋ္ဌိတံ၊ မေးခြင်းငှါ၊ ယာမိတံ၊
 ထောင်းပန်ခြင်းငှါ၊ အဇ္ဈေတိတံ၊ တိုက်တွန်းခြင်းငှါ၊ ပသာဒေတံ၊ ကြည်ညို
 ခြင်းငှါ၊ အကာမမာဂမန္တိ၊ အကာမမာဂမံ ဟူသည်ကား၊ အကာမံ၊ ကာမ
 မရှိသော၊ နိကာမံ၊ ကာမကင်းပြီးသော၊ စတ္တကာမံ၊ ကာမကိုစွန့် ပြီးသော၊
 ဝန္တကာမံ၊ ကာမကို အန်ပြီးသော၊ ခုတ္တကာမံ၊ ကာမကို လွတ်ပြီးသော၊

ပဟိနကာမံ၊ ကာမကို ပဟိပြီးသော၊ ပရိနိဿဋ္ဌကာမံ၊ ကာမကို စွန့်ပြီး
သော၊ ဝိဘရာဂံ၊ ရာဂကင်းပြီးသော၊ ဝိဝတရာဂံ၊ အလွန်ရာဂကင်းပြီး
သော၊ စတ္တရာဂံ၊ ရာဂကိုစွန့်ပြီးသော၊ ဝန္တရာဂံ၊ ရာဂကိုအနိပြီးသော၊ မုတ္တ
ရာဂံ၊ ရာဂမှလွတ်ပြီးသော၊ ပဟိနရာဂံ၊ ရာဂကိုပဟိပြီးသော၊ ပရိနိဿဋ္ဌရာ
ဂံ၊ ရာဂကိုစွန့်ပြီးသော၊ မြတ်စွာဘုရားသို့၊ ဗုဒ္ဓံ၊ မေးခြင်းငှါ၊ အာဂတဌာ၊
လာပါကုန်၏၊ ဥပဂတဌာ၊ ဆည်းကပ်ပါကုန်၏၊ သမ္ပတ္တဌာ၊ ကောင်းစွာ
ရောက်ပါစေကုန်၏၊ တဿ၊ အရှင်ဘုရား၏၊ သန္တိံ၊ အနိုးသို့၊ သမာဂတဌာ၊
ကောင်းစွာရောက်ပါစေကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဩစာတိဝံဗုဒ္ဓံ၊
အကာမမာဂမန္တိပဒေသ၊ ဩစာတိဝံဗုဒ္ဓံ၊ အကာမမာဂမဟူသောဝုန်၏၊
အတ္ထော၊ အနက်တည်း၊ သန္တိံ၊ ခံဖြူဟိသဟ၊ ဇနေတ္ထာတိတ္ထေပဒေ၊ သန္တိပ
ခံဖြူဟိသဟ၊ ဇနေတ္ထဟူသောဤဝုန်၌၊ သန္တိတိ၊ သန္တိဟူသည်ကား၊ ဇကေ၊
အာကာရေန၊ တခုသော အခြင်းအရာဖြင့်၊ သန္တိဝိ၊ ငြိမ်သက်သည်လည်း
ဖြစ်၏၊ သန္တိပဒံဝိ၊ ငြိမ်သက်သော အရထည်းဖြစ်၏၊ ယောသော၊ အကြင်
တရားသည်၊ သဗ္ဗသင်္ခါရ သမထော၊ အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းရာ
ဖြစ်၏၊ သဗ္ဗပဓိ ပရိနိဿဝေါ၊ အလုံးစုံသော ဥပဓိတို့၏ စွမ်းရာဖြစ်၏၊
တဏှက္ခယော၊ တဏှာ၏ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ ကင်းရာဖြစ်၏၊
နိရောဓော၊ ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဏှာမှ ထွက်မြောက်ရာဖြစ်၏၊
အမတံ၊ သေခြင်း ကင်းသော၊ တံယေဝနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်လျှင်၊ သန္တိ
ဝိ၊ ငြိမ်သက် သည်လည်းဖြစ်၏၊ သန္တိပဒံဝိ၊ ငြိမ်သက်သော အရထည်း
ဖြစ်၏၊ ဟိသမ္ပံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဧဝံဝရနံ၊ ဤဆို
လတ္တံ့ သောစကားကို၊ ဗုတ္တံ၊ ဘောတော်မူအပ်ပြီ၊ ယဒိဒံ၊ အကြင်တရားသ
ဘောသည်၊ သဗ္ဗသင်္ခါရ သမထော၊ ခပ်သိမ်းသော သင်္ခါရတို့၏ ငြိမ်းရာ
ဖြစ်၏၊ သဗ္ဗပဓိပရိနိဿဝေါ၊ ခပ်သိမ်းသော ဥပဓိတို့၏ ငြိမ်းရာဖြစ်၏၊ တဏှာ
က္ခယော၊ တဏှာ၏ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ နိရော
ဓော၊ ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာဖြစ်၏၊ ဧတံ၊ ဤနိဗ္ဗာန်
သည်၊ သန္တိံ၊ ငြိမ်သက်သော၊ ပဒံ၊ အတို့ရှိ၏၊ ဧတံ၊ ဤနိဗ္ဗာန်သည်၊ ပဏီတံ၊
မြတ်သော၊ ပဒံ၊ အတို့ရှိ၏၊ အထ၊ ထိုမှတပါး၊ အပရေန၊ တပါးသော၊ အာ
ကာရေန၊ အခြင်းအရာဖြင့်၊ ယေ ဓမ္မာ၊ အကြင်တရားတို့သည်၊ သန္တိပဓိဂမာ
ယ၊ နိဗ္ဗာန်ကိုရခြင်းငှါ၊ သန္တိဗုသနာယ၊ နိဗ္ဗာန်ကိုတွေ့ခြင်းငှါ၊ သန္တိသန္တိ
ကိရိယာယ၊ နိဗ္ဗာန်ကိုမျှော်ရှောက်ပြုခြင်းငှါ၊ သံဝတ္တန္တိ၊ မြစ်ကုန်၏၊ သေ
ယျဝိဒံ၊ အဘယ်သည်တို့နည်းဟူမူကား၊ စတ္တာရော၊ လေးပါးကုန်သော၊

သထိပဋ္ဌာနာ၊ သထိပဋ္ဌာနိတိလည်းကောင်း၊ စတ္တာရော၊ ထေးပါးကုန်သော၊
 သဗ္ဗပ္ပဝါနာ၊ သဗ္ဗပ္ပဝါနိတိလည်းကောင်း၊ စတ္တာရော၊ ထေးပါးကုန်သော၊ ဣဒ္ဓိ
 ပါဒါ၊ ဣဒ္ဓိပါဒိတိလည်းကောင်း၊ ပဋိန္ဒြယိနိ၊ ငါးပါးကုန်သော၊ ဣန္ဒြေတိတိလည်း
 ကောင်း၊ ပဉ္စမဿာနိ၊ ငါးပါးကုန်သော၊ ဗိုလ်တိလည်းကောင်း၊ သတ္တဗောဇ္ဈင်္ဂါ
 ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်တိတိ လည်းကောင်း၊ အရိယော၊ မြတ်သော၊
 အဋ္ဌဝီကော၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂေါ၊ မဂ်လည်းကောင်း၊ ဣမေ၊ ဤသည်
 တို့ကို၊ သန္တိပဒါ၊ နိဗ္ဗာန်၏အကြောင်းဖြစ်သောတရားတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆို
 အပ်ကုန်၏၊ သန္တိပဒံ၊ ပြင်းခြင်း၏အကြောင်းဖြစ်သော၊ ဘာသာပဒံ၊ စောင့်
 ရှောက်ရာရှိခြင်း၏အကြောင်းဖြစ်သော၊ လေဏပဒံ၊ ပုန်းအောင်းရာရှိခြင်း
 ၏အကြောင်းဖြစ်သော၊ သရဏပဒံ၊ ကိုးကွယ်ရာရှိခြင်း၏အကြောင်းဖြစ်
 သော၊ အာဏပဒံ၊ ဘေးမရှိခြင်း၏ အကြောင်းဖြစ်သော၊ အဇ္ဈတပဒံ၊ ရတေ
 ခြင်းမရှိခြင်း၏ အကြောင်းဖြစ်သော၊ အမတပဒံ၊ သေခြင်းကင်းခြင်း၏ အ
 ကြောင်းဖြစ်သော၊ နိဗ္ဗာနပဒံ၊ တဏှာမှထွက်မြောက်ခြင်း၏အကြောင်းဖြစ်သော
 တရားကို၊ ဗြူဟိအာဝိက္ခ၊ ကြားတော်မူပါလော၊ ဒေသေမိ၊ ဟောတော်မူပါ
 လော၊ ပညပေမိ၊ သိစေပါလော၊ ပဋ္ဌပေဟိ၊ ထားပါလော၊ ဝိဝရ၊ ဖွင့်ပါလော၊
 ဝိဘဇ၊ ဝေဘန်ပါလော၊ ဥတ္တာနိံကရောဟိ၊ ပေါ်သည်ကိုပြုပါလော၊ ပကာ
 သေဟိ၊ ထင်ရှားပြုပါလော၊ သဟဇနေတ္တာတိတ္ထေပဒေ၊ သဟဇနေတ္တဟူ
 သော၍ပုန်၌၊ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတညာဏ်ကို၊ နေတ္တံ၊ နေတ္တဟူ၍၊
 ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဘဂဝတော၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
 အား၊ နေတ္တဗ္ဗ၊ သဗ္ဗညုတညာဏ်လည်းကောင်း၊ ဇိနဘာဝေါစ၊ ဘုရားဖြစ်
 ခြင်းလည်းကောင်း၊ ဗောဓိယာမူလေ၊ ဗောဓိပင်၏အနီး၌၊ အပုဗ္ဗံအစရိဓံ၊ မ
 ရှေးမနှောင်း၊ ကောသ္မိံခဏော၊ ဟရသောခဏ၌၊ ဥပ္ပဇ္ဇော၊ ဖြစ်၏၊ တသ္မာ၊ ထို
 ကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား လည်း၊ သဟဇနေတ္တော၊ သဟဇနေတ္တမည်
 တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သန္တိပဒံ၊ မဟာဇနေတ္တောတိပဒဿ၊
 သန္တိပဒံ၊ မဟာဇနေတ္တောဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ယထာ
 တစ္ဆံတဂဝါ၊ ဗြူဟိမေတန္တိတ္ထေပဒေ၊ ယထာတစ္ဆံတဂဝါ၊ ဗြူဟိမေတံ
 ဟူသော၍ပုန်၌၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကိုလည်း
 ကောင်း၊ (လ)၊ နိရောဓော၊ ရာဂ၏ချုပ်ရာကိုလည်းကောင်း၊ နိဗ္ဗာနံ၊ တဏှာမှ
 ထွက်မြောက်ရာကိုလည်းကောင်း၊ ဣဒံ၊ ဤတရားကို၊ ယထာတစ္ဆန္တိ၊ ယ
 ထာတစ္ဆံဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဘဂဝတိ၊ ဘဂဝါဟူသည်ကား၊ ဝါရဝါ
 ဝစနံ အရိအသေဆိုသောစကားတည်း၊ (လ)၊ ယဒိဒံတဂဝါတိနာမံ၊ အကြင်



ဘဝဝါဟုသောအမည်တော်သည်။ အတ္ထိ၊ ဂိဇ္ဈိ၊ တေ၊ ထိုဘဝဝါဟုသော
 အမည်တော်သည်။ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမ
 ပညတ်တော်တည်း။ ဗြူဟိမေကန္တိ၊ ဗြူဟိမေတံ ဟူသည်ကား၊ မေအ
 ကျွန်ုပ်အား၊ တံ၊ ထိုနိဗ္ဗာန်ကို၊ ဗြူဟိအာစိက္ခ၊ ကြားတော်မူပါလော၊ (လ)၊
 ဝကာသေဟိ၊ ယင်ရှားပြုပါလော၊ ဣဟိအဟံ၊ ဤသည်သျှင်၊ ယထာတစ္ဆံ
 ဘဝဝါဗြူဟိမေ တန္တိ၊ ဝဒဿ၊ ယထာတစ္ဆံ ဘဝဝါဗြူဟိမေတံဟုသော
 ပုန်၏၊ အတ္ထေ၊ အနက် သည်း၊ တေန၊ ထိုကြောင့်၊ သော၊ ဗြဟ္မဏော၊ ကိုဇေတု
 ကဏ္ဍိဝဏ္ဏားသည်၊ သုတွာနာဟံဝိရ၊ အကာမကာမိ၊ ဣစ္စယသ္မာဇေတုက
 ဏ္ဍိ၊ ဩဃာကိင်္ဂုဠု၊ အကာမမာဂဓံ၊ သန္တိ၊ ပဒံ၊ ဗြူဟိသဟဇနေတ္ထ၊ ယထာ
 တစ္ဆံ၊ ဘဝဝါဗြူဟိမေသန္တိ၊ သုတွာနာဟံဝိရအကာမကာမိ၊ ဣစ္စယသ္မာ
 ဇေတုကဏ္ဍိ၊ ဩဃာကိင်္ဂုဠု၊ အကာမမာဂဓံ၊ သန္တိ၊ ပဒံ၊ ဗြူဟိသဟဇ
 နေတ္ထ၊ ယထာတစ္ဆံ ဘဝဝါဗြူဟိမေတံဟု၍၊ အာဟ၊ ဝျောပက်ဆိုပြီ။ ။

ဟိသင်္ဂု၊ မှန်၏၊ တေဇိ၊ တန်ခိုးရှိသော၊ အာစိက္ခေ၊ နေမင်းသည်၊ တေဇသာ
 တန်ခိုးအရောင်ဖြင့်၊ ဝထဝိ၊ မြေကို၊ အဘိဟုယျ၊ လွှမ်းမိုး၍၊ ဣရိယတိဣဝ၊
 ဖြစ်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဘဝဝါ၊ မြတ်စွာတရားသည်၊ ကာမေ၊ ကာမ
 တို့ကို၊ အဘိဟုယျ၊ နှိပ်စက်၍၊ ဣရိယတိ၊ ဖြစ်တော်မူ၏၊ သူရိပညော၊ မြေ
 ကြီးကဲ့သို့ပျန့်ကြယ်သော ပညာရှိတော်မူသောအရှင်တရားသည်၊ ပရိတ္တ
 ပညာသာ၊ နည်းသောပညာရှိသော၊ မေအကျွန်ုပ်အား၊ အာစိက္ခ၊ ကြားတော်
 မူပါလော၊ ဣဝ၊ ဤသောသနာတော်၌၊ ဇာတိဇရာယ၊ ဇာတိဇရာကို၊ ဝိပ္ပဟာနံ
 ပယ်ရာဖြစ်သော၊ ယံဓမ္မံ၊ အကြင်တရားကိုးဝိဇ္ဇာ၊ သိလိုပါ၏၊ တံဓမ္မံ၊ ထို
 တရားကို၊ အာစိက္ခ၊ ကြားတော်မူပါလော၊ ဣတိ၊ ဤသို့၊ ဇေတုကဏ္ဍိ၊ ဇေတု
 ကဏ္ဍိကအမည်ရှိသောပုဏ္ဏားသည်၊ အဝါစ၊ ဝျောပက်၏။ ။ ဘဝဝါတိ
 ကာမေအဘိဟုယျ၊ ဣရိယတိတိဗ္ဗေပဒေ၊ ဘဝဝါတိကာမေအဘိဟုယျ၊
 ဣရိယတိဟုသောဤပုန်၌၊ ဘဝဝါတိ၊ ဘဝဝါဟုသည်ကား၊ ဂါရဝါဝိဝစနံ၊
 အရိုအသေဆိုအပ်သောစကားတည်း။ (ပ)၊ ယဒိဘဝဝါတိနာမ်၊ အကြင်
 ဘဝဝါဟုသောအမည်တော်သည်။ အတ္ထိ၊ ဂိဇ္ဈိ၊ တေ၊ ဤဘဝဝါဟုသောအ
 မည်တော်သည်။ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်
 တော်တည်း။ ကာမာတိ၊ ကာမာဟု သည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထု
 ကာမတို့သည်ကောင်း၊ ကိလေသကာမာစ၊ ကိလေသကာမ တို့သည်
 ကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်အား
 ဖြင့်၊ ဧဝံ၊ နှစ်ပါးတို့တည်း။ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထု

ကာမကိုဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏(ပ)၊ ဣမေ၊ ဤသည်ကိုကိုးကိလေသ
ကာမာ၊ ကိလေသကာမကိုဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဘဂဝါ၊ မြတ်စွာ
ထုရားသည်၊ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို၊ ပရိဇာနိတွာ၊ ပိုင်းခြားသော
အားဖြင့်သိအပ်ရ၍၊ ကိလေသကာမေ၊ ကိလေသကာမတို့ကို၊ ပဟာယဂ
မယံ၍၊ အဘိဘုရား နှိပ်စက်၍၊ အဘိဘဝိတွာ၊ ထွင်းမိုး၍၊ အဇ္ဈောတ္ထရိတွာ၊
အလွန်ထွင်းမိုး၍၊ ပရိယာဒိယိတွာ၊ ခန်းချောင်းပစ်၍၊ မနိတွာ၊ နှိပ်နှင်း
၍၊ စေတိ၊ တျင့်၏၊ ဝိ၊ ဝေတိ၊ နေ၏၊ ဣရိယာတိ၊ ဣရိယာတတ်ကိုဖြစ်၏၊ ဝတ္ထ
တိ၊ တျင့်၏၊ ပ၊ ယတိ၊ စောင့်၏၊ ယဇေတိ၊ မျှ၏၊ ယာဇေတိ၊ မျှစေ၏၊ ဣတိ
အယံ၊ ဤသည်အောင်၊ ဘဂဝါတိကာမေ၊ အဘိဘုရား ဣရိယတိတိ ပဒသ၊
ဘဂဝါတိကာမေ အဘိဘုရားဣရိယာတိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
တည်း၊ အာဒိစ္စော၊ ပထဝီ၊ ဝေတိ၊ ဧတေ၊ ဧသောတိ၊ ဝတ္ထပဒေ၊ အာဒိစ္စော၊
ပထဝီ၊ ဝေတိ၊ ဧတေ၊ ဧသော ဟူသော ဤပုဒ်၏၊ သူရိယော၊ နေကိုး၊ အာဒိစ္စော၊
အာဒိစ္စဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဇဂတိ၊ မြောက်၊ ပထဝီ၊ ပထဝီဟူ၍၊ ဝုပ္ပတိ၊
ဆိုအပ်၏၊ ဝေတိ၊ တန်ခိုးရှိသော၊ ဝေတေကေဇေန၊ တန်ခိုး၏ အရောင်နှင့်၊
သမန္နာဂတော၊ ပြည့်စုံသော၊ သူရိယော၊ နေသည်၊ ပထဝီ၊ မြောက်၊ အဘိ
ဘုရား၊ နှိပ်စက်၍၊ အဘိဘဝိတွာ၊ ထွင်းမိုး၍၊ အဇ္ဈောတ္ထရိတွာ၊ အလွန်
ထွင်းမိုး၍၊ ပရိယာဒိယိတွာ၊ အချက်တိုက် ကုန်စေ၍၊ သန္တာပယိတွာ၊
ပူပန်စေ၍၊ သဗ္ဗံ၊ အလုံးစုံသော၊ အာကာသဂတံ၊ ဘမဂတံ၊ ကောင်းကင်
၌ရှိသော အချက် ရောင်ကို၊ အဘိဘဝိ၊ မျှက်၍၊ အန္ဓကာရံ၊ အချက်တိုက်
ကို၊ ဝိခေတိတွာ၊ ပျောက်၍၊ အာယောဂံ၊ အထင်းကိုး၊ ဒသ၊ ယိတွာ၊
ပြု၍၊ အာကာသေ၊ ပာင်းလင်းသော ကောင်းကင်၌၊ အန္တလိက္ခေ၊ အချက်
မရှိသော၊ ဂဂဏေ၊ ပထေ၊ နတ်တို့သွားလာရာ ခရီးဖြစ်သော ကောင်းကင်
၌၊ ဝတ္ထတိယထာ၊ သွားသကဲ့သို့၊ ဧဝမေဝ၊ ဤအတူလည်းကောင်း၊ ထွင်း၊
ဥာဏိ၊ သဗ္ဗညုတညာဏ်ရှိတော်မူသော၊ ဥာဏထေဇေန၊ ဥာဏ၏တန်ခိုး
အာနုဘော်နှင့်၊ သမန္နာဂတော၊ ပြည့်စုံတော်မူသော၊ ဘဂဝါ၊ မြတ်စွာထုရား
သည်၊ သဗ္ဗံ၊ အလုံးစုံသော၊ အဘိသင်္ခါရသမုဒယံ၊ အဘိသင်္ခါရသုံးပါးတို့၏
အကြောင်းဖြစ်သော တဏှာကို လည်းကောင်း၊ (လ)၊ ကိလေသတံ၊ ကိ
လေသာ တည်းဟူသော အချက်တိုက်ကို လည်းကောင်း၊ အဝိဇ္ဇန္တကာရံ၊
အဝိဇ္ဇာတည်းဟူသော အချက်တိုက်ကိုလည်းကောင်း၊ ဝိခေတိတွာ၊ ပျောက်
၍၊ ဥာဏာယောဂံ၊ ဥာဏ်တည်းဟူသော အထင်းကို၊ ဒသေတွာ၊ ပြု၍၊
ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို၊ ပရိဇာနိတွာ၊ ပိုင်းခြားသော အားဖြင့်သိ၍



ကိလေသာကာမေ၊ ကိလေသာကာမတို့ကို၊ ပဟာယ၊ ပယ်၍၊ အထိယုယျ၊
 နှိပ်စက်၍၊ အဘိဘဝိတွာ၊ ထွင်းမိုး၍၊ အန္တောတ္တရိတွာ၊ အလွန်ထွင်းမိုး၍၊
 ဝရိယာဒိယိတွာ၊ ကုန်စေ၍၊ မဇ္ဈိတွာ၊ နှိပ်နှင်း၍၊ ဝရဟိ၊ ကျင့်တော်မူ၏၊ ဝိ
 ဟရဟိ၊ နေတော်မူ၍၊ ဣရဟတိ၊ ဣရိယာပုထ်ကိုဖြစ်စေ၏၊ ပတ္တဟံ၊ ဣရိယာ
 ပုထ်ကိုလည်စေ၏၊ ဝါလေတိ၊ စောင့်၏၊ ယပေတိ၊ မျှ၏၊ ယာပေတိ၊ မျှစေ
 တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အာဒိစ္စောဝပထဝီ၊ တေဇိတေဇသာတိ
 ဝဒယ၊ အာဒိစ္စောဝပထဝီ၊ တေဇိတေဇသာဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ပရိတ္တပညာယမေတုရိပညောတိ၊ ပရိတ္တပညာယမေတုရိပညော
 ဟူသည်ကား၊ အဟံ၊ အကျွန်ုပ်သည်၊ ပရိတ္တပညော၊ နည်းသောပညာရှိ
 သည်၊ အတ္ထိ၊ ဖြစ်၏၊ ဩမကပညော၊ အစွမ်းယုတ်သောပညာရှိ၏၊ ဇာမက
 ပညော၊ အကျင့် ယုတ်သောပညာရှိ၏၊ ဆတုက္ကပညော၊ အတ္ထာသယယုတ်
 သောပညာရှိ၏၊ တံ၊ အရှင်ဘုရားသည်၊ မဟာပညောဝိ၊ ကြီးကျယ်သော
 ပညာလည်းရှိတော်မူ၏၊ ဝုထုပညော၊ များသောပညာရှိ၏၊ ဟာသာပညော၊
 ရှင်သောပညာရှိ၏၊ ဇဝနပညော၊ သျှင်သောပညာရှိ၏၊ တိက္ခပညော၊ ထက်
 သောပညာရှိ၏၊ နိဗ္ဗမိကပညော၊ ထိုးထွင်းသောပညာရှိတော်မူ၏၊ ပထဝီ၊
 မြေကြီးကိုးထုရိ၊ ထုရိဟူ၍၊ ဝုဗ္ဗဘိ၊ ဆိုးဆင်၏၊ ပထဝီ၊ ယာသမာယ၊ မြေကြီး
 နှင့်တူသော၊ တာယပညာယ၊ ထိုကြီးကျယ်သော ပညာနှင့်၊ ဝိပုဇာယ၊
 ပြန်ပြောသောပညာနှင့်၊ ဝိတ္တကာယ၊ ပြန်နှံ့သောပညာနှင့်၊ ၃ မန္ဒာဝတော၊
 ပြည့်စုံသောအရှင်ဘုရားသည်၊ ဣတိအယံ၊ ဤသည်လျှင်၊ ပရိတ္တပညာယ
 မေတုရိပညောတိ၊ အဘယ၊ ပရိတ္တပညာယမေ တုရိပညော ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ အာဝိက္ခမ္ပံဝိဇညန္တိ၊ ဇ္ဇေယျဝဒေ၊ အာဝိက္ခမ္ပံဝိဇညံ
 ဟူသောဤပုဒ်၌၊ ဇ္ဇေန္တိ၊ ဝေပုံဟူသည်ကား၊ အာဝိက္ခာထုတ်၊ အစ၏ကောင်း
 မြင်းနှင့်ပြည့်စုံသော၊ မဇ္ဈောကထုတ်၊ အထယ်၏ ကောင်းခြင်းနှင့်ပြည့်စုံ
 သော၊ ပရိယော သာနာထုတ်၊ အဆုံး၏ကောင်းခြင်းနှင့် ပြည့်စုံသော၊
 သာတ္ထံ၊ အနက်နှင့် ပြည့်စုံသော၊ သဗ္ဗညံ၊ သဒ္ဓါနှင့်ပြည့်စုံသော တရားကို၊
 ကောဝလပရိပုဏ္ဏံ၊ အဆုံးစုံထက်ဝန်းထွင်ပြည့်စုံသော၊ ဝရိသုန္ဒံ၊ စင်ကြယ်
 သော၊ ဗြဟ္မစာရိယံ၊ သဘာဝနာဘောင်ကို၊ စက္ကဝဇော၊ မေးပါးဖျန်သော၊ သ
 တိပဋ္ဌာနေ၊ သက်ပဋ္ဌာန်တို့ကို၎င်း(၁)၊ နိဗ္ဗာနဋ္ဌ၊ နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာ
 နဂါမိနိဗ္ဗ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊ ပရိပဒဋ္ဌ၊ အကျင့်ကိုလည်း
 ကောင်း၊ အာဝိက္ခ၊ ကြားတော်မူပါလော့၊ ဧဒေသတိ၊ ပောဝါလော၊ ပညာ
 ပေဟိ၊ ဘိဝေပါလော၊ ပဋ္ဌပေဟိ၊ ယာ၊ ပါလော၊ ဝိဝေ၊ ဖွင့်ပါလော၊ ဝိဘာဇ၊

ဝေသာနပါလော၊ ဥတ္တာနိကရောဟိ၊ ပေါသညံကိဋ္ဌိပါလော၊ ပကံသေဟိ၊
ထင်ရှားပြုဖူးလော၊ ယမဟံဝိဇ္ဇေန္တိ၊ ယမဟံဝိဇ္ဇေယျံ သည်ကား၊ ယံ၊ အ
ကြင်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဇာနေယျံ၊ သိရာ၏၊ အာဇာနေယျံ၊ အာ
ရုံပြု၍သိရာ၏၊ ဝိဇ္ဇာနေယျံ၊ အထူးသဖြင့်သိရာ၏၊ ပရိဝိဇ္ဇာနေယျံ၊ တဖန်အ
ထူးသဖြင့်သိရာ၏၊ ပရိဝိဇ္ဇေယျံ၊ ထိုးထွင်း၍သိရာ၏၊ အဓိဂစ္ဆေယံ၊ ရေခံရာ
၏၊ ဖဿေယျံ၊ တွေ့ရာ၏၊ သန္တိကရေယျံ၊ မျက်မှော်ပြုရာ၏၊ ဣတိအယံ၊ ဤ
သည်လျှင်၊ အာရိက္ခဓမ္မံယမဟံဝိဇ္ဇေန္တိ ပဒေသာ၊ အာရိက္ခဓမ္မံယမဟံဝိဇ္ဇေ
ယျံသောသုခံ၊ အတ္ထော၊ အနက်တည်း၊ ဇာတိဇရာယဣဒ္ဓိပိပ္ပဟာနန္တိ၊ ဇာတိ
ဇရာယဣဒ္ဓိပိပ္ပဟာနံဟူသည်ကား၊ ဣဒေဝ၊ ဤကိုယ်၏အဖြစ်၌ မင်လျှင်၊
ဇာတိဇရာယ၊ ပရိသန္ဓေနေခြင်းအိုခြင်းကိုလည်းကောင်း၊ မရဏံ၊ သေ
ခြင်းကိုလည်းကောင်း၊ ပဟာနံ၊ ပယ်ဆတ်သော၊ ဝူပသမံ၊ ငြိမ်းစေတတ်
သော၊ ပရိနိဿဂ္ဂံ၊ စွန့်တတ်သော၊ ပရိပဿန္တံ၊ အလွန်ငြိမ်းစေတတ်သော၊ အ
မတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇာတိ
ဇရာယဣဒ္ဓိပိပ္ပဟာနန္တိ ပဒေသာ၊ ဇာတိဇရာယဣဒ္ဓိပိပ္ပဟာနံဟူသောသုခံ၊
အတ္ထော၊ အနက်တည်း၊ ဝေဒန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုဇေတုက
ဣဒ္ဓိပိပ္ပဟာနံသည်၊ ဘဂဝါဟိကမေ အဘိဘုရား၏အဘိဘုရားအာရိက္ခာဝ ပထ
ဝိတေဇိတေဇာသပရိတ္တပညာသမေ ဘုရိပညောအာရိက္ခဓမ္မံ ယမဟံဝိဇ္ဇ
ေယျံဇာတိဇရာယဣဒ္ဓိပိပ္ပဟာနန္တိ၊ ဘဂဝါဟိကမေ အဘိဘုရား၏အဘိဘုရား
အာရိက္ခာဝပထဝိတေဇိတေဇာသပရိတ္တပညာသမေဘုရိပညောအာရိက္ခ
ဓမ္မံယမဟံဝိဇ္ဇေယျံ ဇာတိဇရာယ ဣဒ္ဓိပိပ္ပဟာနံဟူ၍၊ အေဟ၊ ဝျောက်
ဆိုပြီ။ ။

နေက္ခန္ဓံ၊ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်သို့
☞ ရောက်စေတတ်သော အကျင့်ကို၊ ခေမတော၊ ဘေးကင်းသော အားဖြင့်၊
ဒဗ္ဗံ၊ မြင်၍၊ ကာမေသု၊ ကာမတို့၌၊ ဂေဓံ၊ တပ်ခြင်းကို၊ ဝိနယ၊ ဖျောက်လော၊
ဥဂ္ဂဟိတံ၊ တဏှာဒိဋ္ဌိအားဖြင့် ယူအပ်စွဲလမ်းအင်ပြီးသော၊ နိရုတ္တံ၊ မသာ
ယာအပ်သော အဇ္ဈတ္တိကာယတနစသည် တို့ကို၊ ဝိနယ၊ ဖျောက်လော၊ ကိဉ္စနံ
ရာဂစသော ကိဉ္စနံသည်၊ တေ၊ သင်အား၊ မာဝိဇ္ဇတ္ထ၊ မဖြစ်စေလင့်၊ ။ ကာ
မေသုဝိနယဂေဓိတ္ထေပဒေ၊ ကာမေသုဝိနယဂေဓံဟူသော ဤသုခံ၌၊ ကာ
မာဏိ၊ ကာမဟူသည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့လည်းကောင်း၊
ကိလေသကာမာစ၊ ကိလေသာကာမတို့ကို လည်းကောင်း၊ ဣတိ၊ ဤသို့၊
ကာမာ၊ ကာမတို့သည်၊ ဥဒါနတော၊ အကျဉ်းအားဖြင့်၊ နေ၊ နှစ်ပါးတို့တည်း။

(ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ (ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ဂီလေသကာမာ၊ ဂီလေသကာမတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ တဏှာ၊ တဏှာကို၊ ဂေဓော၊ ဂေဓဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်ထပ်ခြင်းတဏှာလည်းကောင်း၊ သာရာဂေါ၊ ပြင်းစွာထပ်ခြင်း တဏှာ၎င်း၊ (ပ)၊ အဘိဇ္ဈာ၊ အလွန် လိုချင်ခြင်းတဏှာလည်းကောင်း၊ ယောဘော၊ တပ်ခြင်လည်းကောင်း၊ အကုသလမူလံ၊ အကုသိုလ်၏တည်ရာလည်းကောင်း၊ ကာမေသုဝိနယဂေဓန္တိ၊ ကာမေသုဝိနယဂေဓံဟူသည်ကား၊ ကာမေသု၊ ကာမတို့၌၊ ဂေဓံ၊ တပ်ခြင်းကို၊ ဝိနယ၊ ဖျောက်လော့၊ ပဋိဝိနယ၊ တဖန်ဖျောက်လော့၊ ပဗော၊ စွန့်လော့၊ ဝိနောဒေဟိ၊ ဖျောက်လော့၊ ဗျန္တိ၊ ကရောဟိ၊ ကင်းသည်ကို ပြုလော့၊ အနဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေလော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ကာမေသုဝိနယဂေဓန္တိ ပဒေပ၊ ကာမေသုဝိနယဂေဓံဟူသောပုဒ်၏၊ အတ္ထော၊ အနတ်တည်း၊ ဇေယျကုမ္ပဏီတိ၊ ဇေယျကုမ္ပဏီ ဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ တံဗြာဟ္မဏံ၊ ထိုဗုဒ္ဓားကို၊ ဂေါတ္ထေန၊ အနွယ်ဖြင့်၊ အာထပတိ၊ ခေါ်တော်မူ၏၊ ဘဂဝါတိတေံ၊ ဘဂဝါဟူသောဤအမည်တော်သည်၊ ဂါရုဂဝါဝိဝစနံ၊ အရိအသေ ခေါ်ဝေါ်အပ်သော အမည်တော်တည်း၊ (ပ)၊ ယဒိဒံ၊ ဘဂဝါတိနာဝံ၊ အကြင်ဘဂဝါ ဟူသော အမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ တေံ၊ ထိုဘဂဝါ ဟူသော အမည်တော်သည်၊ သန္တိကော၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဇေယျကုမ္ပဏီတိ၊ ဇေယျကုမ္ပဏီဟူ၍၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ အာထပတိ၊ ခေါ်တော်မူ၏၊ နေက္ခမံ၊ ဒဠုံခေမတောတိ ဧတ္ထပဒေ၊ နေက္ခမံဒဠုံခေမတော ဟူသောဤပုဒ်၌၊ နေက္ခမန္တိ၊ နေက္ခမံဟူသည်ကား၊ သဗ္ဗာပဋိပဒံ၊ ကောင်းသော အကျင့်ကို၊ အနုလောမပဋိပဒံ၊ လျော်သော အကျင့်ကို၊ အပစ္စနိကပဋိပဒံ၊ မဟာနိကျင်သော အကျင့်ကို၊ အနုတ္ထပဋိပဒံ၊ အကျိုးသို့အစဉ်လိုက်သော အကျင့်ကို၊ ဓမ္မာနုဓမ္မပဋိပဒံ၊ သောကုတ္တရာတရားနှင့်လျော်သော အကျင့်ကို၊ ဝီရိယသု၊ ဝီရိယတို့၌၊ ပရိပူရိကာရိတံ၊ ပြည့်သော အလေ့အကျက် ပြုခြင်းကို၊ ဣန္ဒြိယေသု၊ စက္ခု၊ အစရှိသော ဣန္ဒြိယတို့၌၊ ဝုတ္တုဒ္ဓါရတံ၊ လုံခြုံစွာစောင့်ခြင်းကို၊ တောဇနေ၊ စားခြင်း၌၊ မတ္တညုတံ၊ အတိုင်းအရှည် သိခြင်းကို၊ ဇာဂရိယာနုယောဂံ၊ နိုးကြားခြင်းနှင့် ယှဉ်ခြင်းကို၊ သတိသမ္ပဇေတံ၊ သတိပညာကို၊ စက္ကာရော၊ ထေးပါးကုန်သော၊ သတိပဋ္ဌာနေ၊ သတိပဋ္ဌာန်တို့ကို၊ စက္ကာရော၊ ထေးပါးကုန်သော၊ သမ္ပပ္ပဓာနေ၊ သမ္ပပ္ပဓာန်တို့ကို၊ စက္ကာရော၊ ဣဒ္ဓိပါဒေ၊ ထေးပါးကုန်

သောဗျူဟာဒိတိတိ၊ ပဋိပတ္တိယာနိ၊ ငါးပါးသောဗျူဟာဒိတိတိ၊ ပဋိပတ္တိယာနိ၊ ငါးပါး
 ကုန်သောဒိတိတိ၊ သတ္တပေဇ္ဇာဒိတိ၊ ခုနစ်ပါးကုန်သော ပေဇ္ဇာဒိတိတိ၊
 အရိယံ၊ မြတ်သော၊ အဋ္ဌကံ၊ အင်္ဂါ၊ ရှစ်ပါးရှိသော၊ မဂ္ဂံ၊ မင်္ဂလံ၊ နိဗ္ဗာနဉ္စ၊
 နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာန်ဂါမိနိ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော
 ပရိပဒဉ္စ၊ အကျင့်ကိုလည်းကောင်း၊ ခေမတော၊ ခေမ၊ မရှိသောအားဖြင့်၊ တာ
 တာတော၊ စောင့်ရှောက်ရာအားဖြင့်၊ လေတတော၊ ပုန်းအောင်းရာအားဖြင့်၊
 သရဏတော၊ ကိုးကွယ်ရာအားဖြင့်၊ အတယတော၊ ဘေးမရှိသော အား
 ဖြင့်၊ အစ္စတတော၊ စုစေ့ခြင်းမရှိသောအားဖြင့်၊ အမတတော၊ သေးခြင်း
 မရှိသောအားဖြင့်၊ နိဗ္ဗာနတော၊ တဏှာမှထွက်မြောက်သော အားဖြင့်၊ ဒဗ္ဗု
 ပဿိတွာ၊ မြင်၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊ ဝိဘာဝ
 ယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်သည့်ကိုပြု၍၊ ဣတိအယံ၊ ဤသည်
 ယျင်းနေကွပ်ဒဗ္ဗု၊ ခေမတော၊ တိပဒဿ၊ နေကွပ်ဒဗ္ဗု၊ ခေမတော၊ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ဥဂ္ဂဟိတံနိရတ္တံ၊ ဝါ၊ တိဗ္ဗေ၊ မဒေ၊ ဥဂ္ဂဟိတံနိရတ္တံ၊
 ဟူသောဤပုဒ်၌၊ ဥဂ္ဂဟိတံ၊ ဥဂ္ဂဟိတံဟူ၍သည်ကား၊ တဏှာဝလေန၊
 တဏှာ၏အစွမ်းဖြင့် လည်းကောင်း၊ ဒိဗ္ဗိဝသေန၊ ဒိဗ္ဗိ၏အစွမ်းဖြင့် လည်း
 ကောင်း၊ ဂဟိတံ၊ ယူအပ်ပြီးသော၊ ပရာမဋ္ဌံ၊ မှားသော အားဖြင့်သုံးသပ်အပ်
 ပြီးသော၊ အာဝိနိဝိဋ္ဌံ၊ အကျွမ်းဝင်သော အားဖြင့်တည်ပြီးသော၊ အဇ္ဈောသိ
 တံ၊ အလွန်သောဝင်သွင်းပြီးသော၊ အဓိရတ္တံ၊ နှလုံးသွင်းပြီးသော၊ နိရတ္တံ၊
 တိ၊ နိရတ္တံ၊ ဟူသည်ကား၊ နိရတ္တံ၊ မသာယာအပ် သည်လည်းဖြစ်သော၊
 ရက္ခိတဗ္ဗံ၊ ထွက်အပ်သော၊ ဝိဇဟိတဗ္ဗံ၊ စွန့်အပ်သော၊ ဝိနောဒိတံ၊ ပျောက်
 အပ်သော၊ ဗျန္တိံ၊ ကာတဗ္ဗံ၊ ကင်းသည်ကိုပြုအပ်သော၊ အနဘာဝံ၊ တဖန်မဖြစ်
 ခြင်းသို့၊ ဂမေတဗ္ဗံ၊ ရေခဲစေအပ်သော၊ အဇ္ဈတ္တိကာ၊ ယတနစသည်ကို၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ ဥဂ္ဂဟိတံနိရတ္တံ၊ ဝါ၊ တိပဒဿ၊ ဥဂ္ဂဟိတံနိရတ္တံ၊ ဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မာတေဝိဇ္ဇိတ္တကိဉ္စနန္တိ၊ မာတေဝိဇ္ဇိတ္တကိဉ္စနံ
 ဟူသည်ကား၊ ရာဂကိဉ္စနံ၊ ရာဂဟူသောတုန်ထွပ်ခြင်း လည်းကောင်း၊ ဒေါ
 သကိဉ္စနံ၊ ဒေါသဟူသောတုန်ထွပ်ခြင်းလည်းကောင်း၊ မောဟကိဉ္စနံ၊ မော
 ဟဟူသောတုန်ထွပ်ခြင်းလည်းကောင်း၊ မာနကိဉ္စနံ၊ မာနဟူသောတုန်ထွပ်
 ခြင်းလည်းကောင်း၊ ဒိဗ္ဗိကိဉ္စနံ၊ ဒိဗ္ဗိဟူသော တုန်ထွပ်ခြင်း လည်းကောင်း၊
 ကိဉ္စေသကိဉ္စနံ၊ ကိဉ္စေသာဟူသောတုန်ထွပ်ခြင်းလည်းကောင်း၊ ဒုစ္စရိတ
 ကိဉ္စနံ၊ ဒုစ္စရိတဟူသော တုန်ထွပ်ခြင်း လည်းကောင်း၊ ဣမေကိဉ္စနံ၊ ဤတုန်
 ထွပ်ခြင်းတို့သည်၊ တုယျံ၊ သင်အား၊ မာဝိဇ္ဇိတ္တံ၊ မဖြစ်စေမင်း၊ မာသံဝိဇ္ဇိတ္တံ၊

မရှိစေထင့်၊ ပဇာတိ၊ စွန့်လေ့၊ ပိနောဒေတိ၊ ပထိလေ့၊ ဗျန္တိ ကရောဟိ၊
 ကင်းသည်ကိုပြုလေ့၊ အနာဘာဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေ
 လေ့၊ ဣတိ အသံ၊ ဤသည်သျှင်၊ မာတေဝိဇ္ဇိတ္တ ကိဉ္ဇနန္တိ ပဒဿ၊ မာတေဝိဇ္ဇိ
 ဩ ကိဉ္ဇနံ ဟူသောဝုန်၏၊ အတ္ထေဝ၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ ကာမေသုဝိနယဂေဝံ စတုကဗျာတိ ဘဂဝါနေက္ခန္ဓံ
 ဒဋ္ဌံ ခေမတော၊ ဥဂ္ဂဟိတံနိရုတ္တံ ဝါမာတေဝိဇ္ဇိတ္တ ကိဉ္ဇနန္တိ၊ ကာမေသုဝိနယ
 ဂေဝံ၊ စတုကဗျာတိ ဘဂဝါနေက္ခန္ဓံ ဒဋ္ဌံ ခေမတော၊ ဥဂ္ဂဟိတံနိရုတ္တံ ဝါမာ
 တေဝိဇ္ဇိတ္တ ကိဉ္ဇနံ ဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

၇ ပုဗ္ဗေ၊ အတိတ်ဖြစ်သောသင်္ခါရတို့ကို၊ အာရမ္ဘ၊ အာရုံပြု၍၊ ယံ၊ အကြင်
 ကိလေသာအပေါင်းသည်၊ ဥပ္ပဇ္ဇနကံ၊ ဖြစ်ခြင်းငှါထိုက်၏၊ တံ၊ ထိုကိလေသာ
 အပေါင်းကို၊ မာဝိသောသေဟိ၊ အကျွမ်းမဝင်စေလင့်၊ ပစ္စယ၊ အနာဂတ်၌၊
 ကိဉ္ဇနံ၊ ရာဂစသောကိဉ္ဇနသည်၊ တေ၊ သင့်အား၊ မာဟု၊ မဖြစ်စေထင့်၊ မဇ္ဈေ၊
 ပစ္စုပ္ပန်၌၊ ဝေ၊ အကယ်၍၊ နောဂဟောဝ၊ သိ၊ မယုအံ၊ ဥပသန္တော၊ ကိလေ
 သာငြိမ်းပြီးသည်ဖြစ်၍၊ စရိလသသိ၊ သွားလေတ္တံ၊ ယံပုဗ္ဗေတံပိသော
 သေဟိတံ၊ ယံပုဗ္ဗေတံပိသောသေဟိဟူသည်ကား၊ အတိတေ၊ အတိတ်ဖြစ်
 ကုန်သော၊ သင်္ခါရေ၊ သင်္ခါရတို့ကို၊ အာရမ္ဘ၊ အာရုံပြု၍၊ ယေကိလေသာ၊
 အကြင်ကိလေသာတို့သည်၊ ဥပ္ပဇ္ဇယျု၊ ဖြစ်ကုန်ရာ၏၊ တေကိလေသေ၊
 ထိုကိလေသာတို့ကို၊ သောသေဟိ၊ ပျောက်စေလော့၊ ပိသောသေဟိ၊ အထူး
 သဖြင့်ပျောက်ပျက်စေလော့၊ သုက္ခာပေဟိ၊ ခြောက်စေလော့၊ ပိသုက္ခာပေ
 ဟိ၊ အထူးသဖြင့်ခြောက်စေလော့၊ အဝိဇံ၊ မရှိသည်ကို၊ ကရောဟိ၊ ပြုလော့၊
 ပဇာတိ၊ စွန့်လေ့၊ ပိနောဒေတိ၊ ပျောက်လော့၊ ဗျန္တိ ကရောဟိ၊ ကင်းသည်
 ကိုပြုလော့၊ အနာဘာဝံ တဖန်မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေလော့၊ ဣတိ
 ဝေဇ္ဇိ၊ ဤသို့လည်း၊ ယံပုဗ္ဗေတံပိသော သေဟိတိပဒဿ၊ ယံပုဗ္ဗေတံပိသော
 သေဟိဟူသောဝုန်၏၊ အတ္ထေဝ၊ အနက်တည်း၊ အထဝါ၊ တနည်းကား၊ အတိ
 တာ၊ အတိတ်ဖြစ်ကုန်သော၊ ပိပတ္တပိပါကာ၊ ရင့်ပြီးသောအကျိုးရှိကုန်သော၊
 ယေကဗ္ဗာဟိ သင်္ခါရေ၊ အကြင်ကုသိုလ်အကုသိုလ်တည်းဟူသောသင်္ခါရ
 တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေကဗ္ဗာဟိ သင်္ခါရေ၊ ထိုကုသိုလ်အကုသိုလ်ကံ
 သင်္ခါရတို့ကို၊ သောသေဟိ၊ ပျောက်စေလော့၊ ပိသောသေဟိ၊ အထူးသဖြင့်
 ပျောက်စေလော့၊ သုက္ခာပေဟိ၊ ခြောက်စေလော့၊ ပိသုက္ခာပေဟိ၊ အထူးသ
 ဖြင့်ခြောက်စေလော့၊ အဝိဇံ၊ မရှိသည်ကို၊ ကရောဟိ၊ ပြုလော့၊ ဘဇာတိ၊ စွန့်
 လော့၊ ပိနောဒေတိ၊ ပျောက်လော့၊ ဗျန္တိ ကရောဟိ၊ ကင်းသည်ကိုပြုလော့၊

အနာဘဝံ၊ တပန်မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေလော၊ ဣတိဝေဓိ၊ ဤသို့
လည်း၊ ယံပုဗ္ဗေတံဝိသောသေဟိတိ ပဒဿ၊ ယံပုဗ္ဗေတံ ဝိသောသေဟိဟု
သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ပစ္ဆာတေမာဟု ကိဉ္ဇနန္တိ ဝတ္ထုပဒေ၊
ပစ္ဆာ တေမာဟု ကိဉ္ဇနံ ဟူသောဤပုန်၌၊ အနာဂတေ၊ အနာဂတ်ဖြစ်ကုန်
သော၊ သင်္ခါ၊ သင်္ခါရတို့ကို၊ အာရုတ္တ၊ အာရုံပြု၍၊ ရာဂကိဉ္ဇနံ၊ ရာဂဟူ
သောတုန်ထွပ်ခြင်းကို၊ ဒေါသကိဉ္ဇနံ၊ ဒေါသဟူသော တုန်ထွပ်ခြင်းကို၊ မော
ဟကိဉ္ဇနံ၊ မောဟဟူသောတုန်ထွပ်ခြင်းကို၊ မာနကိဉ္ဇနံ၊ မာနဟူသောတုန်
ထွပ်ခြင်းကို၊ ဒိဋ္ဌိကိဉ္ဇနံ၊ ဒိဋ္ဌိဟူသော တုန်ထွပ်ခြင်းကို၊ ကိလေသကိဉ္ဇနံ၊ ကိ
လေသာဟူသောတုန်ထွပ်ခြင်းကို၊ ဒုစ္စရိဟကိဉ္ဇနံ၊ ဒုစရိက်ဟူသော တုန်
ထွပ်ခြင်းကို၊ ပစ္ဆာ၊ ပစ္ဆာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣမေကိဉ္ဇနာ၊ ဤတုန်ထွပ်
ခြင်းတို့ကို၊ တုတ္တံ၊ သင်အား၊ မာအကာယိ၊ မပြုထင့်၊ မာဇနေယိ၊ မဖြစ်စေ
ထင့်၊ မာသဉ္ဇာနေယိ၊ ကောင်းစွာမဖြစ်စေထင့်၊ မာဘိနိဗ္ဗတ္ထေယိ၊ အလွန်မ
ဖြစ်စေထင့်၊ ပဇဟ၊ စွန့်လော့၊ ဝိနောဒေဟိ၊ ဖျောက်လော့၊ ဗျန္တိ ကရောဟိ၊
ကင်းသည့်ကိုပြုလော့၊ အနာဘဝံ၊ တပန်မဖြစ်ခြင်းသို့၊ ဂမေဟိ၊ ရောက်စေ
လော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ပစ္ဆာ၊ တေမာဟု ကိဉ္ဇနန္တိ ပဒဿ၊ ပစ္ဆာ
တေမာဟု ကိဉ္ဇနံ ဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ မဇ္ဈေစေနော
ဂဟေဿထိတိ၊ မဇ္ဈေစေနောဂဟေဿထိဟူသည်ကား၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်
ဖြစ်သော၊ ရူပံ၊ ရုပ်ကို၊ ဝေဒနာ၊ ဝေဒနာကို၊ သညာ၊ သညာကို၊ သင်္ခါ၊ ရာ၊
သင်္ခါရတို့ကို၊ ဝိညာတံ၊ ဝိညာဉ်ကို၊ မဇ္ဈေ၊ အလယ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊
ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော၊ သင်္ခါ၊ ရာ၊ သင်္ခါရတို့ကို၊ တဏှာဝသေနံ၊
တဏှာ၏အစွမ်းအားဖြင့်၊ ဒိဋ္ဌိဝသေနံ၊ ဒိဋ္ဌိ၏အစွမ်းအားဖြင့်၊ နဂဟေဿထိ
မယုအံ၊ နဂဏှိဿထိ၊ ဖြစ်စွာမယုအံ၊ နဂရာမထိဿထိ၊ မှားသောအားဖြင့်မ
သုံးအပ်အံ၊ နနန္ဒဿထိ၊ မနှစ်သက်အံ၊ နဘိနန္ဒဿထိ၊ အလွန်မနှစ်သက်အံ
နအတ္ထောထိဿထိ၊ အလွန်မဆောင်သွင်းအံ၊ အဘိနန္ဒနံ၊ အလွန်နှစ်သက်
ခြင်းကို၊ အဘိဝဒနံ၊ အလွန်ပြောဆိုခြင်းကို၊ အတ္ထောဿနံ၊ အလွန်ဆောင်
သွင်းခြင်းကို၊ ဂါဟံ၊ သူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့်သုံးသပ်ခြင်း
ကို၊ အဘိနိဂေသနံ၊ အလွန်နှစ်လုံးသွင်းခြင်းကို၊ ပဇဟိဿထိ၊ စွန့်အံ၊ ဝိနော
ဒေဿထိ၊ ဖျောက်အံ၊ ဗျန္တိ ကရိဿထိ၊ ကင်းသည့်ကိုပြုအံ၊ အနာဘဝံဂ
မေဿထိ၊ တပန်မဖြစ်ခြင်းသို့ရောက်စေအံ၊ ဣတိအယံ၊ ဤသည်လျှင်၊ မဇ္ဈေ
စေနောဂဟေဿထိတိပဒဿ၊ မဇ္ဈေစေနောဂဟေဿထိဟူသောပုန်၏၊
အတ္ထော၊ အနက်တည်း၊ ဥပသန္တောစရိဿထိတိ၊ ဥပသန္တောစရိဿထိ

ဟူသည်ကား၊ နာဂဿ၊ နာဂဏိ၊ ဥပသမိကတ္တာ၊ ကပ်၍ငြိမ်းပြီးသည်၏အ
 ဖြစ်ကြောင့်၊ ဥပသန္တော၊ နာဂငြိမ်းသည်ဖြစ်၍၊ စရိဿသိ၊ သွားရလတ္တံ့၊
 ဒေါသဿ၊ ဒေါသဏိ၊ (သ)၊ သဗ္ဗာကုသဿသိ၊ သင်္ခါရာနံ၊ ခပ်သိမ်းကုန်သော
 အကုသိုလ်အဘိသင်္ခါရတို့၏ သန္တတ္တာ၊ ငြိမ်းသည်၏အဖြစ်ကြောင့်၊ သမိ
 တတ္တာ၊ ငြိမ်သက်သည်၏အဖြစ်ကြောင့်၊ ဥပသမိတတ္တာ၊ ကပ်၍ ငြိမ်းသည်
 ၏အဖြစ်ကြောင့်၊ ဥပသမိတတ္တာ၊ အထူးသဖြင့်ငြိမ်းသည်၏အဖြစ်ကြောင့်၊
 နိဗ္ဗာတတ္တာ၊ ဇာတ်ကြည်းအပ်သည်၏အဖြစ်ကြောင့်၊ နိဗ္ဗုတတ္တာ၊ တဏှာမှ
 ငြိမ်းသည်၏အဖြစ်ကြောင့်၊ ဝိဂတတ္တာ၊ ကင်းသည်၏အဖြစ်ကြောင့်၊ ပရိပ
 သာဒ္ဓတ္တာ၊ အလွန်ငြိမ်းသည်၏အဖြစ်ကြောင့်၊ သန္တော၊ ငြိမ်းသည်ဖြစ်၍၊
 ဥပသန္တော၊ ကင်းသောအားဖြင့်ငြိမ်းသည်ဖြစ်၍၊ ဥပသန္တော၊ အထူးသဖြင့်
 ငြိမ်းသည်ဖြစ်၍၊ နိဗ္ဗုတော၊ ငြိမ်းချမ်းသည်ဖြစ်၍၊ ပရိပဿဒ္ဓေါ၊ အလွန်ငြိမ်း
 သည်ဖြစ်၍၊ စရိဿသိ၊ သွားရလတ္တံ့၊ ဝိဟရိဿတံ၊ နေရလတ္တံ့၊ ဣရိယိဿ
 သိ၊ ဣရိယာပုဂံ၊ ချိဖြစ်စေလတ္တံ့၊ ဝတ္ထိဿသိ၊ ကည်ရလတ္တံ့၊ ပါဏေဿ
 သိ၊ စောင့်ရလတ္တံ့၊ ယပေဿသိ၊ ရှုရလတ္တံ့၊ ယပေဿသိ၊ ရှုစေရလတ္တံ့၊
 ဣတိအယံ၊ ဤသည်သျှင်၊ ဥပသန္တောစရိ သသိတိပဒဿ၊ ဥပသန္တောစ
 ရိဿသိဟူသောပုဒ်၏ အပ္ပတ္တာ၊ အနက်တည်း၊ တောန၊ ထိုကြောင့်၊ တဂဝါ၊
 မြတ်စွာဘုရားသည်၊ သံဝုဗ္ဗေတံဝိ သာသေဟိ၊ ပစ္စာတေမာဟု ကိဉ္စနံ၊
 မဇ္ဈေစေနာဂဟေဿသိ ဥပသန္တောစရိဿသိတိ၊ သံဝုဗ္ဗေတံ ဝိသော
 သေဟိ၊ ပစ္စာတေမာဟုကိဉ္စနံ၊ မဇ္ဈေစေနာဂဟေဿသိဥပသန္တောစရိ
 သာသိဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။



ဗြာဟ္မဏ၊ စတုကဏ္ဍိပုဏ္ဏား၊ ယေဟိ၊ အကြင်အာသဝေါတို့ဖြင့်၊ မဇ္ဈဝ
 သံ၊ သေမင်းနှိုင်းသီးဝဇေတိ၊ သွားရာ၏၊ တေအာသဝေါ၊ ထိုအာသဝေါတို့
 သည်၊ သဗ္ဗသော၊ ခပ်သိမ်းသောအားဖြင့်၊ နာမရူပသိ၊ နာမ်ရုပ်၌၊ ဝိတဂေဝ
 သာ၊ တပ်ခြင်းကင်းသော၊ အဿ၊ ထိုသူအား၊ နုပိဇ္ဇန္တိ၊ မရှိကုန်၊ ဣတိ၊ ဤသို့၊
 တဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿန္တေသိ၊ ဖြေတော်မူ၏။ သဗ္ဗသောနာ
 မရူပသိ၊ ဝိတဂေဝသာဗြာဟ္မဏာတိတ္ထေပဒေ၊ သဗ္ဗသောနာမရူပသိ၊ ဝိတ
 ဂေဝသာဗြာဟ္မဏဟူသောဤပုဒ်၌၊ သဗ္ဗသောတိ၊ သဗ္ဗသောဟူသည်ကား၊
 သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊ သဗ္ဗထာသဗ္ဗံ၊ အခါခပ်သိမ်း၊ အသေသံ၊ အ
 ကြွင်းမရှိ၊ နိဇ္ဈေသသံ၊ အကြွင်းမဲ့၊ သဗ္ဗသောတိတေ၊ သဗ္ဗသောဟူသောဤ
 သဒ္ဓါသည်၊ ပရိယာဒါယဝစနံ၊ အကုန်ကိုဟောသောသဒ္ဓါတည်း၊ နာမန္တိ၊
 နာမ်ဟူသည်ကား၊ စတ္တာရော၊ လေးပါးကုန်သော၊ အရူပိနော၊ နာမ်ဖြစ်ကုန်

သော၊ ခန္ဓာ၊ ခန္ဓာတို့တည်း၊ ရူပန္တိ၊ ရုပ်ဟူသည်ကား၊ စက္ကာရော၊ လေးပါး
 ကုန်သော၊ မဟာ၊ တူတာစ၊ မဟာထုတ်တို့လည်းကောင်း၊ စတုန္ဒ၊ လေးပါး
 ကုန်သော၊ မဟာ၊ တူတာနံ၊ မဟာထုတ်တို့ကို၊ ဥပါဒါယ ရူပဉ္စ၊ စွဲ၍ဖြစ်ကုန်သော
 ဥပါဒါနိရုဏ်ထည်းကောင်း၊ ဣတိ ဣမေ၊ ဤသည်တို့တည်း၊ တဏှာ၊ တဏှာ
 ကို၊ ဇေဝေ၊ ဇေဝဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြွင်းတပ်ခြင်း
 တဏှာထည်းကောင်း၊ သုခရာဂေါ၊ ပြင်းစွာတပ်ခြင်းတဏှာထည်းကောင်း
 (၁)။ အဘိဇ္ဈာ၊ အလွန်ဆိုချင်ခြင်းတဏှာထည်းကောင်း၊ ဇေဝသော၊ တပ်
 ခြင်းတဏှာထည်းကောင်း၊ အကုသလမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်
 သောတဏှာထည်းကောင်း၊ သဗ္ဗသောနာမ ရူပသ္မိံ ဝိတဂေဝေ၊ ဗြာဟ္မဏာ
 တိ၊ သဗ္ဗသောနာမ ရူပသ္မိံ ဝိတဂေဝေ၊ ဗြာဟ္မဏာဟူသည်ကား၊ သဗ္ဗသော၊
 ခပ်သိမ်းသောအားဖြင့်၊ နာမ ရူပသ္မိံ၊ နာမ်ရုပ်၌၊ ဝိတဂေဝေ၊ ကင်းသော
 တပ်ခြင်းရှိသော၊ ဝိတဂေဝေ၊ အထူးသဖြင့်တပ်ခြင်းရှိသော၊ စက္ကဂေ
 ဝေ၊ စွန့်အပ်ပြီးသောတပ်ခြင်းရှိသော၊ ဝန္တဂေဝေ၊ အနံ့ပြီးသောတပ်
 ခြင်းရှိသော၊ ရတ္တဂေဝေ၊ လွတ်ပြီးသောတပ်ခြင်းရှိသော၊ ပဟိနဂေဝေ၊
 ပယ်အပ်ပြီးသောတပ်ခြင်းရှိသော၊ မဇ္ဈိနိဿ၊ ဋ္ဌဂေဝေ၊ တဖန်စွန့်ပြီးသော
 တပ်ခြင်းရှိသော၊ ဝိဒါရာဂဿ၊ ကင်းပြီးသောတပ်ခြင်းရှိသော၊ ဝိဂတရာ
 ဝဿ၊ အထူးသဖြင့်ရာကင်းပြီးသော၊ စက္ကရာဂဿ၊ စွန့်ပြီးသောရာဂရှိသော
 ဝန္တရာဂဿ၊ အနံ့ပြီးသောရာဂရှိသော၊ ရတ္တရာဂဿ၊ လွတ်ပြီးသောရာဂ
 ရှိသော၊ ပဟိနရာဂဿ၊ ပယ်ပြီးသောရာဂရှိသော၊ မဇ္ဈိနိဿ၊ ဋ္ဌရာဂဿ၊ တ
 ဖန်စွန့်ပြီးသောရာဂရှိသောသူအား၊ ဣတိ အယံ၊ ဤသည်လျှင်၊ သဗ္ဗသောနာမ
 ရူပသ္မိံ ဝိတဂေဝေ၊ ဗြာဟ္မဏာတိ ပဒဿ၊ သဗ္ဗသောနာမ ရူပသ္မိံ ဝိတဂေ
 ဝေ၊ ဗြာဟ္မဏာဟူသောဝုန်၏၊ အက္ခေယ၊ အနက်တည်း၊ အာသဝါယ၊ နဝိဇ္ဇန္တိ
 တိတ္ထေပဒေ၊ အာသဝါယ နဝိဇ္ဇန္တိ ဟူသောဤဝုန်၌၊ အာသဝါတိ၊ အာသဝါ
 ဟူသည်ကား၊ ကာမာသဂေါ၊ ကာမဟူသောအာသဝလည်းကောင်း၊ ဘဝါ
 သဂေါ၊ ဘဝဟူသောအာသဝလည်းကောင်း၊ ဝိဇ္ဇာသဂေါ၊ ဝိဇ္ဇာဟူသောအာ
 သဝလည်းကောင်း၊ အဝိဇ္ဇာသဂေါ၊ အဝိဇ္ဇာဟူသောအာသဝလည်းကောင်း
 ဣတိ၊ ဤသို့၊ အာသဝါ၊ အာသဝတို့သည်၊ စက္ကာရော၊ လေးပါး တို့တည်း၊
 တဿာတိ၊ တဿဟူသည်ကား၊ ဝိကာသဝဿ၊ ကုန်ပြီးသောအာသဝရှိ
 သော၊ အရဟတော၊ ရဟန္တာအား၊ နဝိဇ္ဇန္တိတိ၊ နဝိဇ္ဇန္တိ ဟူသည်ကား၊ ဣမေ
 အာသဝါ၊ ဤအာသဝတို့သည်၊ တဿ၊ ထိုရဟန္တာအား၊ နတ္ထိနုသန္တိ၊ မရှိကုန်
 နုသံဝိဇ္ဇန္တိ၊ ထင်ရှားမရှိကုန်၊ နုပံယန္တိ၊ မရအပ်ကုန်၊ ပဟိနာ၊ ပယ်အပ်

ကုန်ပြီ၊ သရတ္ထိန္ဒာ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝုပသန္တာ၊ ငြိမ်းကုန်ပြီ၊ ပဋိ
 ပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါမထိုက်ကုန်
 ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော ဝိးဖြင့်၊ ဒဗ္ဗာ၊ ဖုတ်ကြည်းအပ်ပြီ၊
 ဣတိအသံ၊ ဤသည်သျှင်၊ အာသဝါသာနဝိဇ္ဇန္တိတိပဒသ၊ အာသဝါသာန
 ဝိဇ္ဇန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ ယေဟိမဂ္ဂုဝသံဝဇေတိ၊
 ယေဟိမဂ္ဂုဝသံဝဇေဟူသည်ကား၊ ယေဟိအာသဝေတိ၊ အကြွင်းအာသဝ
 တို့ဖြင့်၊ မဂ္ဂုနေဝါ၊ မဂ္ဂုမာရ်၏တည်းကောင်း၊ ဝသံ၊ အလိုသို့၊ ဂစ္ဆေ ယု၊
 လိုက်ရာ၏၊ မရဏသဝါ၊ လေမင်း၏တည်း၊ ဝသံ၊ အလိုသို့၊ မာရပက္ခသဝါ
 မာရ်ဟူသောအပေါ်၏၊ ဝသံ၊ အလိုသို့၊ ဂစ္ဆေ ယု၊ လိုက်ရာ၏၊ တေအာသဝါ
 ထိုအာသဝတို့သည်၊ တာသ၊ ထိုမျှန္တာအာ၊ နုတ္တိနသန္တိ၊ မရှိကုန်၊ နသံဝိဇ္ဇ
 န္တိ၊ ထင်ရှားမရှိကုန်၊ နုပသတ္တန္တိ၊ မရအပ်ကုန်၊ ပဟိနာ၊ ငယ်အပ်ကုန်ပြီ၊ သ
 ရတ္ထိန္ဒာ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝုပသန္တာ၊ ကောင်းစွာငြိမ်းကုန်ပြီ၊ ပဋိ
 ပဿဒ္ဓါ၊ အလွန်ငြိမ်းကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါမထိုက်ကုန်
 ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသော ဝိးဖြင့်၊ ဒဗ္ဗာ၊ ထိုက်အပ်ကုန်ပြီ၊ ဣတိ
 အသံ၊ ဤသည်သျှင်၊ ယေဟိမဂ္ဂုဝသံဝဇေတိပဒသ၊ ယေဟိမဂ္ဂုဝသံဝဇေ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကေနယိကြောင့်၊ ဘဂဝါ၊ မြတ်စွာ
 ထူးရားသည်၊ သဗ္ဗသောနာမဂ္ဂုပတ္တိ၊ ဝိတဂေဝေ၊ ဖြောဟူတာ၊ အာသဝါသာ
 နဝိဇ္ဇန္တိ၊ ယေဟိမဂ္ဂုဝသံဝဇေတိ၊ သဗ္ဗသောနာမဂ္ဂုပတ္တိ၊ ဝိတဂေဝေသာ
 ဖြောဟူတာ၊ အာသဝါသာနဝိဇ္ဇန္တိ၊ ယေဟိမဂ္ဂုဝသံဝဇေဟူ၍၊ အာဟ၊ ဟော
 တော်မူပြီ၊ သဟဂါယာပရိယောဂနာ၊ ဝါထာဆုံးသည်နှင့်တပြိုင်နက်
 (ပ)၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ မေ၊ အကျွန်ုပ်၏၊ သတ္ထော၊ ဆရာမိတည်း၊
 အဟံ၊ အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အတ္ထိံ၊ ဖြစ်ပါ၏၊ ဣတိ၊
 ဤသို့၊ အဝေါစ၊ လျှောက်ပြီ၊ စတုကဏ္ဍိကပဉ္စ၊ စတုကဏ္ဍိကပုတ္တံ၊ ၎င်း
 အမေးပြဿနာသည်၊ သမတ္တိ၊ ပြီးပြီ။

၀

ဘဒ္ဒိဒရပဉ္စာသုတ္တနိဒ္ဒေသ၊

ဩကုဗ္ဗတံ၊ အာသယမာကို စွန့်ပြီးထသော၊ တဏှတ္ထိဒံ၊ တဏှာအပေါင်း
 ကိုဖြတ်ပြီးထသော၊ အနေဇံ၊ ဝပဗျာကင်းထသော၊ နန္ဒိဇဟံ၊ နှစ်ငယ်ကံခြင်း
 ကိုစွန့်ပြီးထသော၊ ဩဇာတိန္ဒိ၊ ဩဇာကိုလွန်ပြီးထသော၊ ဝိမုတ္တံ၊ ဩဇာမှ
 ထွက်ပြီးထသော၊ ကပ္ပံဇဟံ၊ နှစ်ပါးသောကပ္ပကိုစွန့်ပြီးထသော၊ သုမေဝံ၊
 ကောင်းသောပညာရှိသောအရှင်ထူးကို၊ အဘိယာဝေ၊ အလွန်တောင်း

ပန်ပါ၏၊ နာဂဿ၊ ရဟန္တာဖြစ်သော အရှင်ဆုရား၏၊ ဝစနံ၊ စကားတော်ကို၊
 သုတ္တံ၊ နှစ်ကြားကုန်၍၊ ဣတော၊ ဤအရပ်မှ၊ အပနမိလေန္တိ၊ ဝဲနေကုန်လတ္တံ့၊
 ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သော အသက်ရှိသော၊ ဘဒြိယဝေ၊ ဘဒြိယဝေ
 ပုတ္တားသည်၊ အဝေါစ၊ ဝျောက်၏၊ ဩကဉ္စဟံတဏှန္တိ၊ အနေန္တိ ဝေပဒေ၊
 ဩကဉ္စဟံတဏှန္တိ၊ အနန္တံ ဟူသော ဤဝုန်၌၊ ဩကဉ္စဟန္တိ၊ ဩက
 ဉ္စဟံဟူသည်ကား၊ ရူပစာတုယာ၊ ရုပ်ဟူသော သဘောတရား၌၊ ယောဆ
 န္ဓော၊ အကြင်အလိုဆန္ဒသည်၊ ယောရာဂေါ၊ အကြင်တပ်ခြင်းသည်၊ ယာနန္တိ၊
 အကြင်နှစ်သက်ခြင်းသည်၊ ယာတဏှာ၊ အကြင်တဏှာသည်၊ ယောဥပါဒါ
 နာ၊ အကြင်စွဲလမ်းခြင်းကိုသည်၊ စေတသော၊ စိတ်၏၊ အဓိဋ္ဌာနာ၊ ဆောက်
 တည်ခြင်းကိုသည်၊ အဘိနိဝေသာ၊ နှလုံးသွင်းခြင်းကိုသည်၊ အနုသယာ၊
 ကိန်းဝပ်ခြင်းကိုသည်၊ သန္တိ၊ ရှိကုန်၏၊ တော၊ ထိုဆန္ဒသည်ကိုကို၊ ဘဂဝါ
 ထုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊
 ဥန္တိန္နမူလံ၊ အရင်းကိုဖြတ်အပ်ကုန်ပြီ၊ တာသဝတ္ထုကတာ၊ ထန်းပင်ရုတ်
 ကဲ့သို့ပြုအပ်ကုန်ပြီ၊ အနဘာဝံဂတာ၊ တဖန်မဖြစ်ခြင်းသို့ ရောက်ကုန်ပြီ၊
 အာယတိံ၊ နောင်အခါ၌၊ အနုပ္ပာဒဓမ္မာ၊ မဖြစ်ပြန်ခြင်း သဘောရှိကုန်ပြီ၊
 တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဩကဉ္စ ဟော၊ ဩကဉ္စဟ
 မည်တော်မူ၏၊ ဝေဒနာစာတုယာ၊ ဝေဒနာဟူသော သဘောတရား၌၊ သညာ
 စာတုယာ၊ သညာဟူသော သဘောတရား၌၊ သင်္ခါရစာတုယာ၊ သင်္ခါရဟူ
 သော သဘောတရား၌၊ ဝိညာဏစာတုယာ၊ ဝိညာဉ်ဟူသော သဘောတရား
 ၌၊ ယောဆန္ဓော၊ အကြင်အလိုဆန္ဒသည်၊ ယောရာဂေါ၊ အကြင်တပ်ခြင်း
 သည်၊ ယာနန္တိ၊ အကြင်နှစ်သက်ခြင်းသည်၊ ယာတဏှာ၊ အကြင်တဏှာ
 သည်၊ ယောဥပါဒါနာ၊ အကြင်စွဲလမ်းခြင်းကိုသည်၊ စေတသော၊ စိတ်၏၊ အဓိ
 ဋ္ဌာနာ၊ ဆောက်တည်ခြင်းကိုသည်၊ အဘိနိဝေသာ၊ နှလုံးသွင်းခြင်းကို
 သည်၊ အနုသယာ၊ ကိန်းဝပ်ခြင်းကိုသည်၊ သန္တိ၊ ရှိကုန်၏၊ တော၊ ထိုဆန္ဒ
 သည်ကိုကို၊ ဘဂဝေ၊ ထုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
 သည်၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥန္တိန္နမူလံ၊ အရင်းကို ဖြတ်အပ်ကုန်ပြီ၊
 တာသဝတ္ထုကတာ၊ ထန်းပင်ရုတ်ကဲ့သို့ပြုအပ်ကုန်ပြီ၊ အနဘာဝံဂတာ၊ တ
 ဖန်မဖြစ်ခြင်းသို့ ရောက်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပာဒဓမ္မာ၊
 မဖြစ်ပြန်ခြင်းသဘောရှိကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ ဩကဉ္စ ဟော၊ ဩကဉ္စဟမည်တော်မူ၏၊ တဏှန္တိ၊ ဝေပဒေ၊
 တဏှန္တိ၊ ဟူသော ဤဝုန်၌၊ တဏှာတိ၊ တဏှာဟူသည်ကား၊ ရူပတဏှာ၊

ရူပါရုံနှိတပ်ခြင်း၊ ဘဏ္ဍာလည်းကောင်း၊ (လ)၊ ဓမ္မတဏှာ၊ ဓမ္မာရုံနှိတပ်ခြင်း၊
 တဏှာလည်းကောင်း၊ သာဘဏ္ဍာ၊ ထိုဘဏ္ဍာကို၊ ဘဂဝတော၊ တုန်းတော်
 ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ မဟိအပ်ကုန်ပြီ၊ ဥဒ္ဓိန္ဒာ၊
 အထူးသဖြင့်မြတ်အပ်ကုန်ပြီ၊ သဗ္ဗန္တိန္ဒာ၊ ကောင်းစွာ မြတ်အပ်ကုန်ပြီ၊ ဝူပသ
 န္တာ၊ ပြင်းစေအပ်ကုန်ပြီ၊ ပဗ္ဗိဒေ၊ ခွါ၊ အလွန်ပြင်းစေအပ်ကုန်ပြီ၊ အဘဗ္ဗ၊
 ပွတ္တိကာ၊ တဖန်ဖြစ်ခြင်းငှါမထိုက်ကုန်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥပဏ်တည်းဟူသော
 မီးဖြင့်၊ အနာ၊ ဇုတ်ကြည်အပ်ကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ တဏှန္တိ၊ နေ၊ တဏှန္တိမည်တော်မူ၏၊ အနုဇောတိ၊ ဧတ္ထ
 ပဒေ၊ အနုဇောဟူသောဤပုဒ်၌၊ တဏှာ၊ တဏှာကို၊ ဇော၊ ဇောဟူ၍၊ ဝုစ္စ
 တိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်ဟပ်ခြင်း၊ တဏှာလည်းကောင်း၊ သာ
 ရာဂေါ၊ ပြင်းစွာတပ်ခြင်း၊ လည်းကောင်း၊ (ဝ)၊ အဘိဇ္ဈာ၊ အလွန်လိုချင်ခြင်း၊
 တဏှာလည်းကောင်း၊ သောဘော၊ တပ်ခြင်း၊ တဏှာလည်းကောင်း၊ အကု
 သလမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်သော တဏှာလည်းကောင်း၊ အယံ၊
 ဤသည်ကို၊ ဇော၊ ဇောဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဇော၊ ဇောဟုဆိုအပ်သော၊
 သာဘဏ္ဍာ၊ ထိုဘဏ္ဍာကို၊ ဘဂဝတော၊ တုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရားသည်၊ ပဟိနာ၊ မဟိအပ်ကုန်ပြီ၊ ဥဒ္ဓိန္ဒမူလော၊ အရင်းကိုမြတ်
 အပ်ကုန်ပြီ၊ ဘာဏာဝတ္ထု၊ ကဘာ၊ ထန်းပင်တုတ်ကဲ့သို့ပြုအပ်ကုန်ပြီ၊ အနဘာ
 ဝံဂတာ၊ တဖန်မဖြစ်ခြင်းသို့ ရောက်ကုန်ပြီ၊ အာယတိ၊ နောင်အခါ၌၊ အနုပ္ပါ
 ဒဓမ္မာ၊ မဖြစ်ခြင်း သဘောရှိကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ အနုဇော၊ အနုဇမည်တော်မူ၏၊ ဇောယံ၊ တဏှာကို၊ ပဟိ
 နတ္ထာ၊ မဟိအပ်ပြီးသည်၌အဖြစ်ကြောင့်၊ အနုဇော၊ အနုဇမည်တော်မူ၏
 ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ ယောတေဝိ၊ ယောက်ျားခြင်း၌လည်း၊ နုဇ္ဈတ္တိ၊
 မတုန်ထွက်၊ အယာဘောဝိ၊ ယောက်ျားခြင်း၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊
 ယောပဝိ၊ အခြံအရံရှိသည်၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊ အယာပဝိ၊ အခြံ
 အရံမရှိသည်၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊ ပဝံယာယဝိ၊ ခြီးမွမ်းခြင်း၌
 လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊ နိန္ဒာယဝိ၊ ကဲ့ရဲ့ခြင်း၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်
 သုခေဝိ၊ ချမ်းသာခြင်း၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊ ဒုက္ခေဝိ၊ ဆင်းရဲခြင်း
 ၌လည်း၊ နုဇ္ဈတ္တိ၊ မတုန်ထွက်၊ နစထတိ၊ အထူးသဖြင့် မတုန်ထွက်၊ နဝေမတိ၊
 ပြင်းစွာမတုန်ထွက်၊ နပဝေမတိ၊ အပြားအားဖြင့် မတုန်ထွက်၊ နဝံပဝေမတိ၊
 အဖန်တလဲလဲပြင်းစွာမတုန်ထွက်၊ ဣတိတသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ အနုဇော၊ အနုဇမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊



ဤကဏ္ဍတော်တော်စွာ အနေအထားတို့ပင်ပင်။ ဤကဏ္ဍတော်တော်စွာ အနေအ
 ဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ အဘိဓာန်၊ အဘိဓာန်၊ အဘိဓာန်၊ အဘိဓာန်၊
 အသက်ရှိသော၊ အခြားတို့၊ အခြားတို့၊ အခြားတို့၊ အခြားတို့၊ အခြားတို့၊ အခြားတို့၊
 ပုဂ္ဂိုလ်၊ မေးမြောက်ပြီး၊ နန္ဒီဇာတ်ဩစာတိတ္ထိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊
 စာတိတ္ထိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊ ဝိရုတ္တိ၊
 ဆိုအပ်၏။ ယောရာဂေါ၊ အကြင်နှစ်သက်ခြင်း၊ တဏှာလည်း၊ ကောင်း၊
 သာရာဂေါ၊ ပြင်းစွာနှစ်သက်ခြင်း၊ တဏှာလည်း၊ ကောင်း၊ (၁)။ အဘိဓာန်၊ အ
 လွန်လိုချင်ခြင်း၊ တဏှာလည်း၊ ကောင်း၊ သောတော၊ တစ်ခြင်း၊ တဏှာလည်း၊
 ကောင်း၊ အကုသလမူလ် အကုသိုလ်၏ တည်ရာဖြစ်သော တဏှာလည်း၊
 ကောင်း၊ အယံ၊ ဤသည်ကို၊ နန္ဒီ၊ နန္ဒီဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏။ နန္ဒီ၊ နှစ်သက်
 ခြင်းဟုဆိုအပ်သော၊ သာဘဏှာ၊ ထို တဏှာကို၊ တဏှာတော၊ တုန်းတော်
 ကြီးသော၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ ပဟိအပ်ကုန်ပြီ၊ ဥတ္တိန္ဒ
 မူလသာ၊ အရင်းကို မြတ်အပ်ကုန်ပြီ၊ တာလာဝတ္တု၊ ကာတာ၊ ထန်းပင်ခုတ်ကဲ့
 သို့ပြုအပ်ကုန်ပြီ၊ အနာဘာဝံ၊ တာဖန်မဖြစ်ခြင်းသို့ ရောက်ကုန်ပြီ၊ အာ
 ယတိ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မော၊ တာဘန်မဖြစ်ခြင်းသဘောရှိကုန်၏။
 တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ နန္ဒီဇာတ်၊ နန္ဒီဇာတ်မည်
 တော်မူ၏၊ ဩစာတိတ္ထိ၊ ဩစာတိတ္ထိဟူသည့်ကား၊ တဂေါ၊ မြတ်စွာ
 ဘုရားသည်၊ ကာမောစံ၊ ကာမဟူသော၊ ဩစာကို၊ ဟိ၊ ဩစာ၊ ကူးမြောက်
 ပြီး၊ အဂေါစံ၊ တဂဟူသော ဩစာကို၊ တိတ္ထော၊ ကူးမြောက်ပြီး၊ ဒိဋ္ဌေစံ၊
 ဒိဋ္ဌဟူသော ဩစာကို၊ တိတ္ထော၊ ကူးမြောက်ပြီး၊ အဝိဇ္ဇေစံ၊ အဝိဇ္ဇာဟူ
 သောဩစာကို၊ တိတ္ထော၊ ကူးမြောက်ပြီး၊ သဗ္ဗသံသယပေတံ၊ အထုံးစုံသော
 သံသရာ ဟူသောစရီးကို၊ တိတ္ထော၊ ကူးမြောက်ပြီး၊ ဥတ္တိန္ဒော၊ အထူးသ
 ဖြင့်ကူးမြောက်ပြီး၊ နိတိန္ဒော၊ အကြွင်းမရှိ ကူးမြောက်ပြီး၊ အတိတ္တန္တော၊
 လွန်ပြီး၊ သမတိတ္တန္တော၊ ကောင်းစွာလွန်ပြီး၊ ဝိတိဝတ္ထော၊ အထူးသဖြင့်
 လွန်ပြီး၊ သော၊ ထိုမြတ်စွာ ဘုရားသည်၊ ဝုတ္တိဝါသော၊ အရိယာတို့၏နေ
 ခြင်းဖြင့်နေတော်မူ၏၊ ဝိဇ္ဇာစရော၊ လေ့လာအပ်သော ဝသိတော်ရှိတော်
 မူ၏။ (၁၀)။ ဇာတိ၊ ဇာတိ သံသာရော၊ ဇာတိဇရာမဇာတိ တည်းဟူသော
 ရှေ့လျှောက်ခြင်း သံသာရ ထည်းကောင်း၊ ဝုနန္တဂေါ၊ တာဘန် ပရိသန္ဓေနေ
 ခြင်းသည် ထည်းကောင်း၊ တာသာ၊ ထိုမြတ်စွာ ဘုရားအား၊ နန္ဒီ၊ မရှိ၊ အဘိ
 အယံ၊ ဤသည်လျှင်၊ နန္ဒီဇာတ်ဩစာတိတ္ထိ၊ ပဒသာ၊ နန္ဒီဇာတ်ဩစာတိတ္ထိ
 ဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ ဝိရုတ္တိ၊ ဝိရုတ္တိဟူသည့်ကား၊ တဂ

ဝါ၊ မြတ်စွာထုရား၏။ စိတ္တံ၊ စိတ်ကော်သည်။ ရာဂါ၊ ရာဂမှ၊ ခုတ္တံ၊ လွတ်
 ပြီး၊ ဝိရုတ္တံ၊ အထူးသဖြင့် ထွတ်ပြီး၊ သုဝိရုတ္တံ၊ ကောင်းစွာလွတ်ပြီး၊ စိတ္တံ၊ စိတ်
 ကော်သည်။ ဒေါသော၊ ဒေါသမှ၊ စိတ္တံ၊ စိတ်ကော်သည်။ မောဟော၊ မောဟ
 မှ၊ (ပ)၊ စိတ္တံ၊ စိတ်ကော်သည်။ သဗ္ဗာကုသလဓာတိသင်္ခါ၊ ရေဟိ၊ ခပ်သိမ်းသော
 အကုသိုလ်ဓာတိသင်္ခါ၊ ရသုံးပါးတို့မှ၊ ခုတ္တံ၊ လွတ်ပြီး၊ ဝိရုတ္တံ၊ အထူးသဖြင့်
 လွတ်ပြီး၊ သုဝိရုတ္တံ၊ ကောင်းစွာလွတ်ပြီး၊ ဣတိအယံ၊ ဤသည်ထျှင်၊ နန္ဒိဇဟံ
 ဩဇာတိဏ္ဍိဝိရုတ္တန္တိပဒေသ၊ နန္ဒိဇဟံဩဇာတိဏ္ဍိ ဝိရုတ္တံဟုသောပုဂ္ဂိုလ်၏။
 အတ္ထော၊ အနက်တည်း။ ကပ္ပံဇဟံအဘိယာစေသုမေခန္တိတ္ထေပဒေ၊ ကပ္ပံဇ
 ဟံအဘိယာစေသုမေခန္တိဟုသောဤပုဂ္ဂိုလ်၊ ကပ္ပါတိ၊ ကပ္ပဟူသည်ကား၊ တ
 ထွာကပ္ပေါ၊ တထွာကပ္ပဟူသောကြံခြင်းသည်၊ ကောင်း၊ ဒိဋ္ဌိကပ္ပေါ၊ ဒိဋ္ဌိ
 ဟူသောကြံခြင်းသည်၊ ကောင်း၊ ဣတိ၊ ဤသို့၊ ကပ္ပါ၊ ကြံခြင်းတို့သည်၊ ဧ
 နှစ်ပါးတို့တည်း၊ (ပ)၊ အယံ၊ ဤသည်ကား၊ တထွာကပ္ပေါ၊ တထွာဟူသော
 ကြံခြင်းမည်၏။ (ပ)၊ အယံ၊ ဤသည်ကား၊ ဒိဋ္ဌိကပ္ပေါ၊ ဒိဋ္ဌိဟူသော ကြံခြင်း
 မည်၏။ ဘဂဝေတော၊ ထုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားသည်၊
 တထွာကားပွါ၊ တထွာဟူသောကြံခြင်းကို၊ ပတိနော၊ ပယ်အပ်ပြီး၊ ဒိဋ္ဌိကပ္ပေါ
 ဒိဋ္ဌိဟူသောကြံခြင်းကို၊ ပရိနိဿဋ္ဌော၊ စွန့်အပ်ပြီး၊ တထွာကပ္ပဿ၊ တထွာ
 ဟူသောကြံခြင်းကို၊ တသ္မာပတိနတ္ထပ၊ ထိုသို့ပယ်အပ်ပြီးသည်၏ အဖြစ်
 ကြောင့်၊ ဒိဋ္ဌိကပ္ပဿ၊ ဒိဋ္ဌိဟူသောကြံခြင်းကို၊ တသ္မာပရိနိဿဋ္ဌော၊ ထိုသို့
 စွန့်အပ်ပြီးသည်၏အဖြစ်ကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ကပ္ပံဇဟော၊
 ကပ္ပံဇဟုမည်ကော်မူ၏။ အဘိယာစေတိ၊ အဘိယာစေဟူသည်ကား၊ ယာ
 စာမိ၊ ကောင်းပန်ပါ၏။ အဘိယာစာမိ၊ ရှေးရှုကောင်းပန်ပါ၏။ အတ္ထေသာမိ၊
 ထိုက်တွန်းပါ၏။ သာဒိဿာမိ၊ သာယာပါ၏။ ပတ္ထယာမိ၊ တောင့်တပါ၏။ ပိ
 ဟယာမိ၊ ချစ်ပါ၏။ ဇပျာမိ၊ ပြောဆိုပါ၏။ အဘိဇပျာမိ၊ အလွန်ပြောဆိုပါ၏။
 ပညာ၊ ပညာကို၊ သုမေဝေ၊ သုမေဝေဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ယာပညာ၊
 အကြင် အပြားအားဖြင့် ထိတတ်သော ပညာလည်းကောင်း၊ ပဇာနာ၊ အ
 ခြင်းအရာအားဖြင့် ထိတတ်သော ပညာလည်းကောင်း၊ (ပ)၊ အမောဟော၊
 မတွေ့စေတတ်သောပညာ လည်းကောင်း၊ ဓမ္မဝိစယော၊ သစ္စာထေးပါးကို
 ရွေးချယ်တတ်သောပညာ လည်းကောင်း၊ သဗ္ဗာဒိဋ္ဌိ၊ ကောင်းသောအမြင်ရှိ
 သောပညာလည်းကောင်း၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ မေဝေယံ၊ မေဝေ
 ဟုဆိုအပ်သော၊ ဣမာယပညာယံ၊ ဤပညာနှင့်ဥပေတော၊ ပြည့်စုံတော်မူ
 သည်။ သရပေတော၊ ကောင်းစွာပြည့်စုံခြင်းသို့ ရောက်ကော်မူသည်။ ဥပါ

ဝတော၊ ကပ်၍ တည် သည်၊ သရုပ်ဝတော၊ သမ္ပယုတ်ဖြစ်၍ တည် သည်၊
 ဥပပန္နော၊ မကောင်းသည်၊ သမ္ပန္နော၊ ပြည့်စုံသည်၊ သမန္နော၊ ဝတော၊ ကောင်းစွာ
 ပြည့်စုံခြင်းသို့ ရောက်သည်၊ ဘောတိ၊ ဖြစ်၏၊ တသ္မာ၊ ကံကြောင့်၊ ဗုဒ္ဓေါ၊
 မြတ်စွာထူးသည်၊ သုမေ၊ သုမေမည်တော်မူ၏၊ ဣတိ၊ အထိုဤ
 သည်လျှင်၊ ကပ္ပံဇဟိ၊ အဘိယာဇေသု မေဇန္တိ၊ ပဒသာ၊ ကပ္ပံဇဟိ၊ အဘိယာ
 ဇေသုမေဇဟိ၊ သုမေ၊ အတ္ထော၊ အနက်တည်း။ သုတွာနုနာဂဿ၊ အပ
 နမိဿန္တိ၊ ဣတောတိ၊ ဝေဒ၊ သုတွာနုနာဂဿ၊ အပနမိဿန္တိ၊ ဣတော၊ ဟု
 သော၊ ဤပုဂ္ဂိုလ်ချင်းနာဂဿ၊ နာဂဿ ဟုသည်ကား၊ ဝဂဝါ၊ မြတ်စွာထူး
 သည်၊ နာဂေါ၊ မကောင်းမှုကိုမပြုတတ်၊ အာရုံ၊ မကောင်းမှုကို၊ နကော
 တိ၊ မပြုတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ နဂစ္ဆတိ၊ မလား
 အပ်သည်သို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ နအာ
 ဝန္တိ၊ ဟပနိဘာသို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ
 ၏၊ (ပ)၊ ဧဝံ ဤသို့၊ ဝဂဝါ၊ မြတ်စွာထူးသည်၊ နဂစ္ဆတိ၊ မလားအပ်သည်
 သို့မလားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ သုတွာနုနာ
 ဝဿ၊ အပနမိဿန္တိ၊ ဣတောတိ၊ သုတွာနု နာဂဿ၊ အပနမိဿန္တိ၊ ဣတော၊ ဟု
 သည်ကား၊ ဘာဗျံ၊ အရှင်ထူး၏၊ ဝစနံ၊ စကားတော်ကို၊ ဗျပထံ၊ သိုခြင်းအ
 ကြောင်းကို၊ ဒေသနံ၊ ဘောခြင်းကို၊ အနုဿန္တိ၊ ဆုံးမကံဖြစ်ခြင်းကို၊ သုတွာ၊
 နာ၍၊ သုတိတွာ၊ သောတ၊ ဝဿ၊ ဖြင့်ကြား၍၊ ဥဂ္ဂတိတွာ၊ ကောင်းစွာယူ၍၊
 ဥပပေယုတိတွာ၊ ကောင်းစွာဆောင်၍၊ ဥပပေယုတိတွာ၊ ကောင်းစွာမှတ်၍၊ ဣ
 တော၊ ဤအရပ်မှ၊ အပနမိဿန္တိ၊ ဝကုန်လတ္တံ၊ ဝေဒ၊ ပန္နိ၊ သွားထုန်လတ္တံ၊
 ပုတ္တမိဿန္တိ၊ ဝကုန်လတ္တံ၊ ဒိဿောဒိသံ၊ ဤအရပ်မှတစ်ပါးသောအရပ်သို့၊
 ဝဂိဿန္တိ၊ သွားထုန်လတ္တံ၊ ဣတိ၊ အထိုဤ သည်လျှင်၊ သုတွာနုနာဂဿ၊ အပ
 နမိဿန္တိ၊ ဣတောတိ၊ ဝဒသာ၊ သုတွာနုနာဂဿ၊ အပနမိဿန္တိ၊ ဣတော၊ ဟု
 သော၊ ဤပုဂ္ဂိုလ်ချင်းအတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သော၊ ပြောဟူ
 ကော၊ ထိုပုဂ္ဂိုလ်ချင်းသည်၊ ဩကပ္ပဟိတဗျန္တိ၊ အနေဇံ၊ ဣတ္ထာယသ္မာတာဒြိာ
 ဝုဒေ၊ နန္ဒိဇဟိ၊ ဩဘာတိဗျန္တိ၊ ဝိရတ္တံ၊ ကပ္ပံဇဟိ၊ အဘိယာဇေ သုမေဇံ၊
 သုတွာနုနာဂဿ၊ အပနမိဿန္တိ၊ ဣတောတိ၊ ဩကပ္ပဟိတဗျန္တိ၊ အနေဇံ၊
 ဣတ္ထာယသ္မာတာဒြိာဝုဒေ၊ နန္ဒိဇဟိ၊ ဩဘာတိဗျန္တိ၊ ဝိရတ္တံ၊ ကပ္ပံဇဟိ၊ အဘိယာ
 ဇေသုမေဇံ၊ သုတွာနုနာဂဿ၊ အပနမိဿန္တိ၊ ဣတော၊ ဟု၍၊ အာဟ၊ ဝျောက်
 ဆိုပြီး၊ ဝ၊ ဝစနံ၊ အရပ်အရပ်သောစနုပုဂ္ဂိုလ်များ၊ နာနာဇနာ၊ အထူးထူး
 သောလူတို့သည်၊ တဝ၊ အရှင်ထူး၏၊ ဝဂဝါ၊ ကျ၊ ရဲရင့်စွာဟောတော်မူ

၀

သောစကားတော်ကို၊ အဘိကင်္ခါမာနာ၊ အလွန်ထောင့်တက်သည့်ဖြစ်၍၊
 ဣဒါ၊ ဤအရပ်သို့၊ သံဂတာ၊ အညီအညွတ်ထားကုန်၏၊ တေသံ၊ ထိုသူတို့အား၊
 သာဓု၊ တောင်းပန်ပါ၏၊ တုဝံ၊ အရှင်ဘုရားသည်၊ ဝိယာကရောဟိ၊ ထင်ရှား
 ပြုတော်မူပါကော၊ ဟိသန္တံ၊ မှန်၏၊ တထာ၊ ထိုသို့အထူးထူးသောစနစ်မှထွက်
 ကုန်သောသူတို့အားထင်ရှားပြုနိုင်သောအခြင်းအရာဖြင့်၊ ဝေဓမ္မော၊ ဤတ
 ရားကို၊ တေ၊ အရှင်ဘုရားသည်၊ ဝိဒိတော၊ သိတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဒြိယ
 ဝေဓော၊ ဘဒြိယဝေပညာသုတ္တန်သည်၊ အဝေါစ၊ ဝျှောက်၏၊ နာနာဇနာဇနပဒေ
 ဟိသံဂတာတိတ္ထေပဒေ၊ နာနာဇနာဇနပဒေဟိသံဂတာဟူသော ဤပုဒ်၌၊
 နာနာဇနာတိ၊ နာနာဇနာဟူသည်ကား၊ ခတ္တိယာစ၊ မင်းတို့သည် ထည်း
 ကောင်း၊ ဗြာဟ္မဏာစ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဝေသာစ၊ သူကြွယ်
 တို့သည်လည်းကောင်း၊ သဒ္ဓါစ၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ဂဟဋ္ဌ
 စ၊ အိမ်၌တည်သောသူတို့သည်လည်းကောင်း၊ ပဗ္ဗဇိတာစ၊ ရဟန်းတို့သည်
 ထည်းကောင်း၊ ဒေဝါစ၊ နတ်တို့သည်လည်းကောင်း၊ မနုဿာစ၊ လူတို့
 သည်ထည်းကောင်း၊ ဇနပဒေဟိသံဂတာတိ၊ ဇနပဒေဟိသံဂတာဟူသည်
 ကား၊ အင်္ဂါစ၊ အင်္ဂါတိုင်းမှထည်းကောင်း၊ မာဂဓာစ၊ မာဂတိုင်းမှထည်း
 ကောင်း၊ ကလိင်္ဂါစ၊ ကလိင်္ဂါတိုင်းမှ ထည်းကောင်း၊ ကာသိယာစ၊ ကာသိ
 တိုင်းမှထည်းကောင်း၊ ကောသလာစ၊ ကောသလတိုင်းမှထည်းကောင်း၊
 ဝဇ္ဇိယာစ၊ ဝဇ္ဇိတိုင်းမှထည်းကောင်း၊ မလ္လိယာစ၊ မလ္လတိုင်းမှထည်းကောင်း၊
 စေတိယာစ၊ စေတိယတိုင်းမှထည်းကောင်း၊ ဝံသာစ၊ ဝံသာတိုင်းမှထည်း
 ကောင်း၊ ကုရုမ္မာစ၊ ကုရုတိုင်းမှထည်းကောင်း၊ ပဗ္ဗာထာစ၊ ပဗ္ဗာလတိုင်းမှ
 ထည်းကောင်း၊ ပစ္ဆိမာစ၊ ပစ္ဆိမတိုင်းမှထည်းကောင်း၊ သုရသေနာစ၊ သုရ
 သေနတိုင်းမှထည်းကောင်း၊ အဿကာစ၊ အဿကတိုင်းမှထည်းကောင်း၊
 အဝန္တိယာစ၊ အဝန္တိတိုင်းမှထည်းကောင်း၊ ယောနာစ၊ ယောနတိုင်းမှ
 ထည်းကောင်း၊ ကမ္မောဇာစ၊ ကမ္မောဇတိုင်းမှထည်းကောင်း၊ သံဂတာတိ
 သံဂတာဟူသည်ကား၊ သင်္ဂတာသမာဂတာ၊ အညီအညွတ်ထားကုန်၏၊ သ
 မောဟိတာ၊ ပေါင်းရထားကုန်၏၊ သန္ဓိပတိတာ၊ စည်းဝေးထားကုန်၏၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ နာနာဇနာဇနပဒေဟိသင်္ဂတာတိပဒေသ၊ နာနာဇနာဇန
 ပဒေဟိသင်္ဂတာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တဝဝိရဝါဂဿံအ
 ဘိကင်္ခါမာနာတိတ္ထေပဒေ၊ တဝဝိရဝါဂဿံအဘိကင်္ခါမာနာဟူသောဤပုဒ်၌၊
 ဝိနာတိ၊ ဝိနာသည်ကား၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိရော၊ ရဲရင့်တော်
 မူ၏၊ ဝိရိယဝါ၊ လုံ့လရှိတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊ ဝိရမည်ထော်မူ

၏၊ ပဟူ၊ ယျားစွားကုန်သောလုံ့လရှိတော်မူကုန်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊
ဝိရမည်တော်မူ၏၊ ဝိသဝိ၊ အကျွမ်းဝင်တော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိရော၊
ဝိရမည်တော်မူ၏၊ အထမတ္ထော၊ စွမ်းနှိုင်သောဝိတ်ရှိတော်မူ၏၊ ဣတိ၊ ထို
ကြောင့်၊ ဝိရော၊ ဝိရမည်တော်မူ၏၊ ဝိဂတယောမဟံသော၊ ကင်းသော
ကြက်သည်မွေးညှင်းထခြင်းရှိ၏၊ ဣတိ၊ ထိုကြောင့်လည်း၊ ဝိရော၊ ဝိရ
မည်တော်မူ၏၊ သော၊ ထိုရဟန္တာသည်၊ ဣဝ၊ ဤသောက၌၊ သဗ္ဗပါပ
ကေဟိ၊ အသုံးစုံသောမကောင်းမှုတို့မှ၊ ဝိရတော၊ ကြဉ်၏၊ နိယေဒုက္ခံ၊ ငရဲ၌
ဖြစ်သောဆင်းရဲကို၊ အတိစ္စ၊ လွန်၍မြှေးတော၊ တည်၏၊ ဝိရိယပါသော၊ ဝိရိယ
တည်းဟူသောနေရာရှိ၏၊ ဝိရိယဝါ၊ လုံ့လရှိ၏၊ ပဓာနဝါ၊ ဖျာန်မဂ်စသော
တရားဖြင့်မကောင်းမှုကိုဖြက်ဆီးတတ်သော ဖြတ်သောဝိရိယရှိ၏၊ တာဒိ၊
ထုံသို့သောဂုဏ်ကျေးဇူးရှိသောသူတို့ကို၊ ထထတ္ထာ၊ ဝိရိယရှိသောသူဟူ၍
ပရုစ္စဘေ၊ ဆိုအပ်၏၊ တဝဝိရဝါကျံအဘိ ကင်္ခမာနာတိ၊ တဝဝိရဝါ
ကျံအဘိကင်္ခမာနာဟူသည်ကား၊ တယံ အရှင်တရား၏၊ ဝစနံ၊ စကားကို၊
ဗျပထံ၊ ဆိုခြင်းအကြောင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊ အနုသန္တိ၊ ဆုံးမက
မြတ်ခြင်းကို၊ ကင်္ခမာနာတိ၊ ကင်္ခမာနာဟူသည်ကား၊ အဘိကင်္ခမာနာ၊ အ
လွန်တောင့်တကုန်သည်ဖြစ်၍၊ ဣတ္ထ မာနာ၊ အလိုရှိကုန်သည်ဖြစ်၍၊ သာဒိ
ယ မာနာ၊ သာယာကုန်သည်ဖြစ်၍၊ ပတ္တယ မာနာ၊ တောင့်တကုန်သည်ဖြစ်၍
ဝိဂယ မာနာ၊ ချစ်ကုန်သည်ဖြစ်၍၊ အဘိဇေဗ္ဗမာနာ၊ တောင့်တသောအားဖြင့်
ပြောဆိုကုန်သည်ဖြစ်၍၊ ဣတိအဘိ၊ ဤသည်ကား၊ တဝဝိရဝါကျံအဘိကင်္ခ
မာနာတိပဒေသ၊ တဝဝိရဝါကျံအဘိကင်္ခမာနာဟူသော ပုဒ်၏၊ အတ္ထော၊
အနက်တည်း၊ တေသံတုဝံသေရဝိယာကရောဟိတိတ္ထေပဒေ၊ တေသံတုဝံ
သေရဝိယာကရောဟိဟူသောဤပုဒ်၌၊ တေသန္တိ၊ တေသံဟူသည်ကား၊
တေသံဝတ္ထိယာနံ၊ ထိုမင်းတို့အားလည်းကောင်း၊ ပြောဟုဏာနံ၊ ပုတ္တုားတို့
အားလည်းကောင်း၊ ဝေသာနံ၊ သူကြွယ်တို့အားလည်းကောင်း၊ သုဒ္ဓါနံ၊ သူ
ဆင်းရဲတို့အားလည်းကောင်း၊ ဂဟတ္ထာနံ၊ အိမ်၌တည်ကုန်သောသူတို့အား
လည်းကောင်း၊ ပဗ္ဗဇိတာနံ၊ ရဟန်းတို့အားလည်းကောင်း၊ ဒေဝါနံ၊ နတ်တို့
အားလည်းကောင်း၊ မနုဿာနံ၊ လူတို့အားလည်းကောင်း၊ ထုဝန္တိ၊ တုဝံဟူ
သည်ကား၊ တဝဝန္တိ၊ မြတ်စွာတရားကို၊ တဏတိ၊ ဆို၏၊ သာရဝိယာက
ရောဟိတိ၊ သာရဝိယာကရောဟိဟူသည်ကား၊ သာရ၊ တောင်းပန်ပါ၏၊
အာဝိက္ခ၊ ကြားတော်မူပါလော၊ ဒေသေဟိ၊ ဟောပါလော၊ ပညပေဟိ၊ သိစေ
ပါလော၊ ပဋ္ဌပေဟိ၊ ထားပါလော၊ ဝိဝေ၊ ဖွင့်ပါလော၊ ဝိဘေ၊ ဝေဘန်ပါလော



ဥတ္တန္တနိကရောဟိ၊ ပေါသညင်္ဂိပြုပါသော၊ ပကာသေဟိ၊ ထင်ရှားပြုပါ
 သော၊ ဣတိအယံ၊ ဤသည်လျှင်၊ တေသံတုခံသာဓုံ ဝိယာကရောဟိတိ
 ပဒသ၊ တေသံတုခံသာဓုံ ဝိယာကရောဟိဟူသောပုဒ်၏အတ္ထော၊ အနက်
 တည်း၊ တထာဟိတေဝိဒိတောသေဝေဓမ္မာဟိ၊ တထာဟိတေဝိဒိတောသေ
 ဓမ္မောဟူသည်ကား၊ ဟိသစ္စံ၊ မှန်၏၊ တထာ၊ ထိုသို့သတ္တဝါတို့အားထင်ရှား
 ပြနိုင်သောအခြင်းအရာဖြင့်၊ တေ၊ အရှင်တုရားသည်၊ သေဝေဓမ္မာ၊ ဤတရား
 ကိုဝိဒိတော၊ သိအပ်ပြီ၊ တုလိတော၊ နှိုင်းချိန်အပ်ပြီ၊ တိရိတော၊ စုံစမ်းအပ်ပြီ၊
 ဝိတုတော၊ ထင်ရှားပြုအပ်ပြီ၊ ဝိဘိဝိတော၊ ပွားစေအပ်ပြီ၊ ဣတိအယံ၊ ဤသည်
 လျှင်၊ တထာဟိတေဝိဒိတောသေဝေဓမ္မာဟိပဒသ၊ တထာဟိတေဝိဒိတော
 သေဝေဓမ္မောဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သော
 ဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်များသည်၊ နါနါဇနာဇနပဒေဟိသံဂတာ၊ တဝင်္ဂါဂျီ
 အဘိကင်္ဂါမာနာ၊ တေသံတုခံသာဓုံဝိယာကရောဟိတထာဟိတေဝိဒိတော
 သေဝေဓမ္မာဟိ၊ နာနာဇနာဇနပဒေဟိသံဂတာ၊ တဝင်္ဂါဂျီအဘိကင်္ဂါမာ
 နာ၊ တေသံတုခံသာဓုံဝိယာကရောဟိ၊ တထာဟိတေဝိဒိတောသေဝေဓမ္မာ၊
 ဟူ၍၊ အာဟ၊ ဈောကင်ဆိုပြီ။ ။

သဒ္ဒါဝေဒနာပညာသုတ္တန်၊ ဥဒ္ဓံ၊ အနာဂတ်၌လည်းကောင်း၊ အဝေ၊ အ
 တိတ်၌လည်းကောင်း၊ တိရိယံ၊ ဝိမက္ခေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ သဗ္ဗံ၊ အ
 လုံးစုံသော၊ အာဒါနတဏှံ၊ သူတတ်စွဲလမ်းတတ်သောတဏှားကို၊ ဝိနယေ
 ထ၊ ပျောက်ကုန်ရာ၏၊ ဟိသစ္စံ၊ မှန်၏၊ ယံယံ၊ အကြင်အကြင်သို့သောအဘိ
 သင်္ဂါ၊ ဝိနယံ၊ လောကဏှံ၊ လောက၌၊ ဥပါဒိယန္တိ၊ စွဲလမ်းကုန်၏၊ တေနေဝ၊
 ထိုအဘိသင်္ဂါ၊ ဝိနယံ၊ အစွမ်းအားဖြင့်သာလျှင်၊ မာရော၊ မာရ်သည်၊ ဇန္တု၊
 သတ္တဝါသို့၊ အန္တေတိ၊ အစဉ်လိုက်၏၊ ဣတိ၊ ဤသို့၊ တဂေါ၊ မြတ်စွာထုရား
 သည်၊ အဝေ၊ ဝိနယံ၊ အာဒါနတဏှံ၊ အာဒါနတဏှံ၊ ဝိနယေထသဗ္ဗန္တိ၊ ဧတ္ထပဒေ၊
 အာဒါနတဏှံ၊ ဝိနယေထသဗ္ဗံဟူသောဤပုဒ်၌၊ ရူပတဏှာ၊ ရူပါရုံ၌တပ်တတ်
 သောတဏှာကို၊ အာဒါနတဏှန္တိ၊ အာဒါနတဏှာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
 (ထ)၊ အာဒါနတဏှာဟိ၊ အာဒါနတဏှာဟူသည်ကား၊ ကိံ၊ ကာ၊ ကော၊ အ
 တယ်ကြောင့်၊ အာဒါနတဏှာ၊ အာဒါနတဏှာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်သနည်း
 တာယတဏှာယ၊ ထိုတပ်ခြင်းတဏှာဖြင့်၊ ရူပံ၊ ရုပ်ကို၊ အာဒိယန္တိ၊ လျှောက်
 ကုန်၏၊ ဥပါဒိယန္တိ၊ စွဲလမ်းကုန်၏၊ ဝတ္ထန္တိ၊ မြစ်စွာယူတတ်ကုန်၏၊ ပရာမာသ
 န္တိ၊ မှားသောအားဖြင့် သုံးသပ်ကုန်၏၊ အဘိနိဝိသန္တိ၊ သုံးသွင်းကုန်၏၊ ဝေ
 ဓနံ၊ ဝေဓနာကို၊ သညံ၊ သညာကို၊ သင်္ဂါ၊ သင်္ဂါရုတို့ကို၊ ဝိညာဏံ၊ ဝိညာဉ်

ကို၊ဂတိ၊ ဝါးပါးသောဂတိကို၊ ဥပပတ္တိ၊ သုံးပါးသောဖြစ်ခြင်းကို၊ ပဋိသန္ဓိ၊
နှစ်ပါးသောပဋိသန္ဓေကို၊ ဘဝံ၊ ကိုးပါးသောဘဝကို၊ သံသာရုံ၊ ရွှေ့ သွားခြင်း
သံသရာကို၊ ဝဋ်၊ သုံးပါးသောဝဋ်ကို၊ အာဒိယန္တိ၊ ယူကုန်၏၊ ဥပါဒိယန္တိ၊
စွဲယမ်းကုန်၏၊ ဂဗ္ဘန္တိ၊ မြဲစွာယူကုန်၏၊ ပရာမာသန္တိ၊ မှားသောအားဖြင့်
သုံးသပ်ကုန်၏၊ အဘိနိဝိသန္တိ၊ နှလုံးသွင်းကုန်၏၊ တံကာရဏာ၊ ထိုကြောင့်၊
အာဒါနတဏှာ၊ အာဒါနတဏှာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာဒါနတဏှာဒိန
ယေထသဗ္ဗန္တိ၊ အာဒါနတဏှာဒိနယေထသဗ္ဗိဟူသည့်ကား၊ သဗ္ဗိ၊ အလုံးစုံ
သော၊ အာဒါနတဏှာ၊ စွဲယမ်းတတ်သောတဏှာကို၊ ဝိနယေယျ၊ ပျောက်ရာ
၏၊ ပဋိဝိနယေယျ၊ တဖန်ပျောက်ရာ၏၊ ပဇဟေယျ၊ အပြားအားဖြင့်စွန့်ရာ
၏၊ ဝိနောဒေယျ၊ ပယ်ရာ၏၊ ဗျန္တိ၊ ကရေယျ၊ ကင်းသည်ကိုပြုရာ၏၊ အနဘာ
ဝံ၊ တဖန်မဖြစ်ခြင်းသို့၊ ဂမေယျ၊ ရောက်စေရာ၏၊ ဣတိအယံ၊ ဤသည်လျှင်၊
အာဒါနတဏှာ၊ ဝိနယေထသဗ္ဗန္တိ ပဒသ၊ အာဒါနတဏှာ၊ ဝိနယေထသဗ္ဗိဟူ
သောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဘဒ္ဒိ၊ ဝုဇာတိ၊ ဘဒ္ဒိ၊ ဝုဇဟူ၍၊ ဘဂဝါ၊
မြတ်စွာထုရားသည်၊ အာယတိ၊ ခေါ်တော်မူ၏၊ ဥဒ္ဓံအခေါ်တိရိယံ၊ ဝါပိမဇ္ဈေ
တိတ္ထေပဒေ၊ ဥဒ္ဓံ အခေါ်တိရိယံ၊ ဝါပိမဇ္ဈေဟူသောဤဝုန်၌၊ အနာဂတံ၊ အနာ
ဂတံကို၊ ဥဒ္ဓံ၊ အထက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အတိတံ၊ အတိတ်ကို၊ အဝေ
တိ၊ အောက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ပဗ္ဗုပ္ပန္နံ၊ ပစ္စုပ္ပန်ကို၊ တိရိယံ၊ ဝါပိမဇ္ဈေ
တိ၊ ဖိယာအထယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ကုသလာဓမ္မာ၊ ကုသိုလ်တရား
တို့ကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ အကုသလာဓမ္မာ၊ အကု
သိုလ်တရားတို့ကို၊ အဝေတိ၊ အောက်ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ အဗျာက
တာဓမ္မာ၊ အဗျာကတတရားတို့ကို၊ တိရိယံ၊ ဝါပိမဇ္ဈေတိ၊ ဖိယာအထယဟူ
၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဒေဝလောကော၊ နတ်ပြည်ကို၊ ဥဒ္ဓန္တိ၊ အထက်
ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အပါယလောကော၊ အပါယ်ထုံကို၊ အဝေတိ၊
အောက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မနုဿလောကော၊ လူ့ပြည်ကို၊ တိရိယံ၊ ဝါ
ပိမဇ္ဈေတိ၊ ဖိယာအထယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သုခဝေဒနာ၊ ချမ်းသာ
ခံစားခြင်းကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဒုက္ခဝေဒနာ၊ ဆင်းရဲ
ကိုခံစားခြင်းကို၊ အဝေတိ၊ အောက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အဒုက္ခမသုခ
ဝေဒနာ၊ ဆင်းရဲခံစားခြင်း မဟုတ်ချမ်းသာခံစားခြင်း မဟုတ်အထယဖြစ်
သောဝေဒနာကို၊ တိရိယံ၊ ဝါပိမဇ္ဈေ၊ ဖိယာအထယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
အဂ္ဂပဓာတု၊ အဂ္ဂပဓာတ်ကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ကာမ
ဓာတု၊ ကာမဓာတ်ကို၊ အဝေတိ၊ အောက်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ရူပဓာ

ဝဂ္ဂ၊ ရူပသေတံကို၊ တိရိယံဝါပိမဇ္ဈေတိ၊ ဖိလောအယယဟူ၍၊ ဝဂ္ဂတိ၊ ဆိုအပ်
 ၏၊ ပါဒတထာ၊ ခြေတဝါးအပြင်၌၊ ဥဒ္ဓံ၊ အထက်ကို၊ ဥဒ္ဓန္တိ၊ အထက်ဟူ၍၊
 ဝဂ္ဂလိ၊ ဆိုအပ်၏၊ ကောသမတ္တကာ၊ ဆံပျားမှ၊ အဝေ၊ အောက်ကို၊ အဝေ
 တိ၊ အောက်ဟူ၍၊ ဝဂ္ဂတိ၊ ဆိုအပ်၏၊ ဝေမဇ္ဈေ၊ အထယ်ကို၊ တိရိယံဝါပိမဇ္ဈေ
 တိ၊ အထယ်ဖိလောဟူ၍၊ ဝဂ္ဂတိ၊ ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဥဒ္ဓံ အ
 ဝေတိရိယံဝါပိမဇ္ဈေတိပဒသ၊ ဥဒ္ဓံအဝေဘိရိယံဝါပိ မဇ္ဈေဟူသောပုဒ်
 ၏၊ အက္ခော၊ အနက်တည်း၊ ဖံယံဟိလောကသ္မိံ ဥပါဒိယန္တိတိ၊ ယံယံဟိ
 လောကသ္မိံ ဥပါဒိယန္တိဟူသည်ကား၊ ယံယံရူပဂတံ၊ အကြင်သို့သောရုပ်
 ကို၊ ဝေဒနာဂတံ၊ ဝေဒနာကို၊ သညာဂတံ၊ သညာကို၊ သင်္ခါရဂတံ၊ သင်္ခါရ
 ကို၊ ဝိညာဏဂတံ၊ ဝိညာဏ်ကို၊ အာဒိယန္တိ၊ ယူကုန်၏၊ ဥပါဒိယန္တိ၊ စွဲလမ်း
 ကုန်၏၊ ဝဏ္ဏန္တိ၊ မြို့စွာယူကုန်၏၊ ပရာမသန္တိ၊ မှားသော အားဖြင့်သုံးသပ်
 ကုန်၏၊ အဘိနိဝိသန္တိ၊ နှလုံးသွင်းကုန်၏၊ လောကသ္မိံ၊ လောကသ္မိံဟူ
 သည်ကား၊ အပါယလောကေ၊ အပါယ်သံဃ်(လ)၊ အာယတနလောကေ၊
 အာယတန တဆဲ နှစ်ပါး ဟူသောလောက၌၊ ဣတိအယံ၊ ဤသည်လျှင်၊
 ယံယံဟိလောကသ္မိံ ဥပါဒိယန္တိတိပဒသ၊ ယံယံဟိလောကသ္မိံ ဥပါဒိယန္တိ
 ဟူသောပုဒ်၏၊ အက္ခော၊ အနက်တည်း၊ တေနေဝမာရောအန္ဓေတိဇန္တုတိ၊
 တေနေဝမာရော အန္ဓေတိဇန္တုဟူသည်ကား၊ တေနေဝကမ္မာဘိသင်္ခါရဂ
 သေန၊ ထိုအာဒါနတဏှာကြောင့်ဖြစ်သောကံအဘိသင်္ခါရတို့၏အစွမ်းဖြင့်
 သာလျှင်၊ ပဋိသန္ဓိကော၊ ပဋိသန္ဓေဟုဆိုအပ်သော၊ ခန္ဓမာရော၊ ခန္ဓာဟူ
 သောမာရ်သည်၊ ဓာတုမာရော၊ ဓာတ်ဟူသောမာရ်သည်၊ အာယတနမာ
 ရော၊ အာယတနဟူသောမာရ်သည်၊ ဂတိမာရော၊ ထားခြင်းတည်းဟူသော
 မာရ်သည်၊ ဥပပတ္တိမာရော၊ ဖြစ်ခြင်းဟူသောမာရ်သည်၊ ပဋိသန္ဓိမာရော၊
 ပဋိသန္ဓေဟူသောမာရ်သည်၊ ဓာဝမာရော၊ ဓာဝဟူသောမာရ်သည်၊ ယံသာ
 ရမာရော၊ သံသရာဟူသောမာရ်သည်၊ ဝဒ္ဓမာရော၊ ဝေဒ်ဟူသောမာရ်သည်၊
 ဇန္တု၊ သတ္တဝါသို့၊ အန္ဓေတိ၊ အစဉ်လိုက်၏၊ အန္ဓဂစ္ဆတိ၊ အနီးသို့လိုက်၏၊
 အန္ဓယိကော၊ အစဉ်ရောက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဇန္တုန္တိ၊ ဇန္တုဟူသည်
 ကား၊ သတ္တံ၊ အာရုံကိုငြိဟတ်သော၊ နရံ၊ သုဂတိဒုဂ္ဂတိသို့ သော်တတ်
 သော၊ မာနရံ၊ မနုမည်သောသူ၏ သားဖြစ်သော၊ ပေါသံ၊ မိမိအလိုလိုပွေး
 တတ်သော၊ ပုဂ္ဂလံ၊ ငရဲသို့သွားတတ်သော၊ ဇိဝံ၊ ဇိဝိတိန္ဒြေကို ဆောတတ်
 သော၊ ဇရံ၊ စုတေတို့မှပဋိသန္ဓေသို့ ရောက်တတ်သော၊ ဇန္တု၊ ကြီးရင့်တတ်
 သော၊ ဟိန္ဒုရံ၊ ဣန္ဒြေဖြင့်သွားတတ်သော၊ မနုဇု၊ မနုမည်သောသူမှဖြစ်သော၊



ဇနံ၊ သတ္တဝါသို့၊ ဣတိအယံ၊ ဤသည်လျှင်၊ တေနေဝမာရော အန္ဓေတိဇန္တုတိ
 ပဒဿ၊ တေနေဝမာရော အန္ဓေတိဇန္တုဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဒါနတဏှာဝိန
 ယေထာသဗ္ဗဘဒ္ဒိယံ ဝုဠာတိဘဂဝါဥဒ္ဓံ အဝေတိရိယံဝါပိ မဇ္ဈေယံယံဟိ
 လောကတ္ထိဥပါဒိယန္တိ တေနေဝမာရောအန္ဓေတိဇန္တုန္တိ၊ အာဒါနတဏှာ
 ဝိနယေထာသဗ္ဗဘဒ္ဒိယံဝုဠာတိ ဘဂဝါဥဒ္ဓံ အဝေတိရိယံဝါပိမဇ္ဈေယံယံဟိ
 လောကတ္ထိဥပါဒိယန္တိ တေနေဝမာရောအန္ဓေတိဇန္တုဟူ၍၊ အာဟ၊ ဟော
 တော်မူပြီ။ ။

ဣတ္ထော၊ ထိုသို့ အစဉ်လိုက်တတ်သောကြောင့်၊ ပဇာနံ၊ အပြစ်ကိုမြင်
 သည်ဖြစ်၍၊ အာဒါနသတ္တေ၊ စွဲလမ်းတတ်သောတဏှာ၌ ငြိသော၊ သဗ္ဗထော
 ကော၊ ခပ်သိမ်းသောထောကန္တိ၊ မဂ္ဂ၊ ခေယျံ၊ မဂ္ဂ၊ မာရ်နှင့် စပ်သော၊ ဝိသတ္တံ၊
 ဝရိုတရား၌ ငြိသော၊ ဣဝံပဇာနံ၊ ဤသတ္တဝါကို၊ ဣတိပက္ခမာနော၊ ဤသတ္တဝါ
 နှင့်စပ်သောဝရိုတရား၌ ဗြဟ္မတိဇာတိဟူ၍လျှောက်၊ သတော၊ သတိရှိသော၊ သိ
 က္ဗျ၊ ရဟန်းသည်၊ တိဗ္ဗနံ၊ တရံ၊ ဘရသေ၊ ရှစ်စသောအာဒါနတဏှာကို၊ နဥပါ
 ဒိယေထာ၊ မယူကုန်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါ၊ ဝါပိ
 တော်မူ၏။ ။ တသ္မာပဇာနံနဥပါဒိယေထာတိတ္ထေပဒေ၊ တသ္မာပဇာနံနဥ
 ပါဒိယေထာ ဟူသောဤပုဒ်၌၊ တသ္မာတိ၊ တသ္မာဟူသည်ကား၊ တသ္မာတံ
 ကာရဏာ၊ ထိုသို့အစဉ်လိုက်တတ်သောကြောင့်၊ တံဟေတု၊ ထိုသို့အကျိုး
 ကိုဖြစ်စေတတ်သောအကြောင်းကြောင့်၊ တပ္ပပ္ပယာ၊ ထိုသို့အကျိုးကိုစွဲ၍ဖြစ်
 တတ်သောအကြောင်းကြောင့်၊ တံနိဒါနာ၊ ထိုသို့အကျိုးကို ဗြဟ္မတိဇာတိသောအ
 ကြောင်းကြောင့်၊ အာဒါနတဏှာသ၊ စွဲလမ်းတတ်သောတဏှာ၌၊ ဧတံအာဒိ
 နံ၊ ထိုအပြစ်ကို၊ သတ္တဝါမာရော၊ ကောင်းစွာမြင်၍၊ ဣတိအယံ၊ ဤသည်လျှင်
 တသ္မာတိပဒဿ၊ တသ္မာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပဇာနန္တိ၊ ပ
 ဇာနံဟူသည်ကား၊ ပဇာနန္တော အပြားအားဖြင့်သိသည်ဖြစ်၍၊ အာဇာနန္တော
 အာရုံပြုသောအားဖြင့်သိ၍၊ ဝိဇာနန္တော၊ အထူးသဖြင့်သိ၍၊ ပရိဝိဇာနန္တော၊
 တဖန်အထူးသဖြင့်သိ၍၊ ပရိဝိဇ္ဈန္တော၊ ထိုးထွင်းသဖြင့်သိ၍၊ သဗ္ဗေသင်္ခါရာ၊
 ခပ်သိမ်းသောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟု၊ ပဇာနန္တော၊ အ
 ပြားအားဖြင့်သိ၍၊ အာဇာနန္တော၊ အာရုံပြုသောအားဖြင့်သိ၍၊ ဝိဇာနန္တော၊ အ
 ထူးသဖြင့်သိ၍၊ ပရိဝိဇာနန္တော၊ တဖန်အထူးသဖြင့်သိ၍၊ ပရိဝိဇ္ဈန္တော၊ ထိုး
 ထွင်းသဖြင့်သိ၍၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊ ဒုက္ခာ
 တိ၊ ဆင်းရဲကုန်၏ဟု၊ (ထ)၊ ယံကိဉ္စိ၊ အထုံးစုံသော၊ သဗ္ဗေယ ဓမ္မံ၊ ဖြစ်ခြင်း

သတောတရားသည်၊ အတ္ထိ၊ ဂြိ၏၊ တံသဗ္ဗံ၊ ထိုအထုံးစုံသည်၊ နိရောဓဓမ္မန္တိ၊
 ချုပ်ခြင်းသဘောရှိ၏ဟု၊ ပဇာနန္တော၊ အပြားအားဖြင့်သိသည်ဖြစ်၍၊ အာ
 ဇာနန္တော၊ အာရုံပြုသော အားဖြင့်သိ၍၊ ဝိဇာနန္တော၊ အထူးသဖြင့်သိ၍၊ ပဗ္ဗိ
 ဇာနန္တော၊ တဖန်အထူးသဖြင့်သိ၍၊ ပဗ္ဗိဝိဇ္ဇန္တော၊ ထုံးထွင်းသဖြင့် သိ၍၊
 နဉ္စပါဒိယေထာတိ၊ နဉ္စပါဒိယေထဟူသည်ကား၊ ရှုပ်၊ ရုပ်ကို၊ နာဒိယေယျ၊
 မယူရာ၊ နဉ္စပါဒိယေယျ၊ မစွဲလင်းရာ၊ နဂဏေဗ္ဗယျ၊ မြို့စွာမယူရာ၊ နပရာမ
 သေယျ၊ မှားသောအားဖြင့်မသုံးသပ်ရာ၊ နာဘိနိဝိဝေဝယျ၊ နှလုံးမသွင်းရာ၊
 ဝေဒနံ၊ ဝေဒနာကို၊ သညံ၊ သညာကို၊ သင်္ခါရေ၊ သင်္ခါရတို့ကို၊ ဝိညာဏံ၊
 ဝိညာဉ်ကို၊ ဝတိ၊ ဝတိကို၊ ဥပဂတ္တိ၊ ဖြစ်ခြင်းကို၊ ပဗ္ဗိသန္တိ၊ ပဗ္ဗိသန္ဓေကို၊
 ဘဝံ၊ ဘဝကို၊ သံသာရံ၊ သံသာရာကို၊ ဝန္တံ၊ ဝင်္ဂတရားကို၊ နာဒိယေယျ၊ မယူ
 ရာ၊ နဉ္စပါဒိယေယျ၊ မစွဲလင်းရာ၊ နဂဏေဗ္ဗယျ၊ မြို့စွာမယူရာ၊ နပရာမသေယျ၊
 မှားသောအားဖြင့်မသုံးသပ်ရာ၊ နာဘိနိဝိဝေဝယျ၊ နှလုံးမသွင်းရာ၊ ဣတိအယံ
 ဤသည်လျှင်၊ တသ္မာပဇာနံ နဉ္စပါဒိယေထာတိ ပဒသ၊ တသ္မာပဇာနံ နဉ္စပါ
 ဒိယေထဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဘိက္ခု၊ သတောတိဉ္စနံ သဗ္ဗ
 ထောကေတိတ္ထေပဒေ၊ ဘိက္ခု၊ သတောတိဉ္စနံ သဗ္ဗထောကေဟူသောဤပုဒ်၌၊
 ဘိက္ခုတိ၊ ဘိက္ခုဟူသည်ကား၊ ပုထုန္တနကဏ္ဍာထကော၊ ကဏ္ဍာထပုထု
 ဇဉ်ဖြစ်သော၊ ဘိက္ခုဝါ၊ ရဟန်းသည် ထည်းကောင်း၊ သေက္ခော၊ သေက္ခဖြစ်
 သော၊ ဘိက္ခုဝါ၊ ရဟန်းသည် ထည်းကောင်း၊ သတောတိ၊ သတောဟူသည်
 ကား၊ စတု၊ ကိကာရုဏေဟိ၊ ထေးပါးကုန်သော အကြောင်းတို့ဖြင့်၊ သတော၊
 သတိရှိသော၊ ကာယေ၊ ကိုယ်၌၊ ကာယောနုပဿနာ သတိပဋ္ဌာနံ၊ ကိုယ်
 ကိုအဖန်တလဲလဲအောင်မေ့ခြင်း ထည်းဟူသော သတိပဋ္ဌာနကို၊ ဘာဝေ
 နန္တော၊ ပွားစေသည်ဖြစ်၍၊ သတော၊ သတိရှိသော၊ (လ)၊ သော၊ ထိုသူကို၊
 သတော၊ သတောဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဘိက္ခု၊
 သတောတိပဒသ၊ ဘိက္ခု၊ သတောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ကိဉ္စန္တိ၊ ကိဉ္စန္ဟူသည်ကား၊ ရှုပ်ဝတ်၊ ရုပ်ဖြစ်သော၊ ဝေဒနာဂတံ၊ ဝေဒနာ
 ဖြစ်သော၊ သညာဂတံ၊ သညာဖြစ်သော၊ သင်္ခါရာဂတံ၊ သင်္ခါရဖြစ်သော၊
 ဝိညာဏဂတံ၊ ဝိညာဉ်ဖြစ်သော၊ ကိဉ္စိ၊ တစုံတခုကို၊ သဗ္ဗထောကေတိ၊ သဗ္ဗ
 ထောကေဟူသည်ကား၊ သဗ္ဗအပါယံလောကေ၊ အထုံးစုံသောအပါယ်ထံ၌၊
 သဗ္ဗမနုဿထောကေ၊ အထုံးစုံသောလူထံ၌၊ သဗ္ဗဒေဝလောကေ၊ အထုံးစုံ
 သောနတ်ထံ၌၊ သဗ္ဗဓန္တလောကေ၊ အထုံးစုံသောဓန္ဒာရှိသောလောက၌၊ သဗ္ဗ
 ဓာတုလောကေ၊ အထုံးစုံသော ဓာတ်ရှိသော လောက၌၊ သဗ္ဗအာယတန

☰

ထောကော၊ အလုံးစုံသော အာယတနရှိသောထောကန္တံ၊ ဣတိအယံ၊ ဤသည်
 လျှင်၊ သိက္ခသတောကိဉ္စနံ သဗ္ဗထောကောတိပဒဿ၊ သိက္ခသတော ကိဉ္စနံ
 သဗ္ဗထောကောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အာဒါနသတ္တေဣတိ
 ပေက္ခမာနောတိတ္ထေပဒေ၊ အာဒါနသတ္တေ ဣတိပေက္ခ မာနော ဟူသောဤ
 ပုဒ်၌၊ ယေ၊ အကြင်သတ္တဝါ တို့သည်၊ ရူပံ၊ ရုပ်ကို၊ အာဒိယန္တိ၊ ယူကုန်
 ၏၊ ဥပါဒိယန္တိ၊ စွဲလမ်းကုန်၏၊ ဂဗ္ဘန္တိ၊ အမြဲယူကုန်၏၊ ပရာမသန္တိ၊
 မှားသော အားဖြင့် သုံးသပ်ကုန်၏၊ အဘိနိဝိသန္တိ၊ နှလုံးသွင်း ကုန်၏၊
 ဝေဒနံ၊ ဝေဒနာကို၊ သညံ၊ သညာကို၊ သင်္ခါရေ၊ သင်္ခါရတို့ကို၊ ဝိညာဏံ၊
 ဝိညာဉ်ကို၊ ဂတိံ၊ လားခြင်းကို၊ ဥပပတ္တိံ၊ ဖြစ်ခြင်းကို၊ ပရိသန္တိ၊ ပရိသန္ဓေ
 ကို၊ ဘဝံ၊ ဘဝကို၊ သံသာရံ၊ သံသရာကို၊ ဝနံ၊ ဝင်္ဂတရားကို၊ အာဒိယန္တိ၊
 ယူကုန်၏၊ ဥပါဒိယန္တိ၊ စွဲလမ်းကုန်၏၊ ဂဗ္ဘန္တိ၊ အမြဲယူကုန်၏၊ ပရာမာ
 သန္တိ၊ မှားသောအားဖြင့် သုံးသပ်ကုန်၏။ အဘိနိဝိသန္တိ၊ နှလုံးသွင်းကုန်၏၊
 တေ၊ ထိုသူတို့ကို၊ အာဒါနသတ္တာတိ၊ အာဒါနသတ္တတို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်
 ကုန်၏။ ဣတိတိ၊ ဣတိဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်စပ်ခြင်းတည်း။ (ပ)၊ ဣတိ
 တိတေ၊ ဣတိဟူသောဤသဒ္ဒါသည်၊ ပဒါနုပုဗ္ဗတာ၊ ပုဒ်သို့အစဉ်လိုက်သော
 အဖြစ်တည်း။ ပေက္ခမာနောတိ၊ ပေက္ခမာနောဟူသည်ကား၊ ပေက္ခမာနော၊
 ဝံသည်ဖြစ်၍၊ ဩထောကိယမာနော၊ ဩညံသည်ဖြစ်၍၊ နိဗ္ဗာယမာနော၊ ရှု
 သည်ဖြစ်၍၊ ဥပပရိက္ခမာနော၊ ဆင်ခြင်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်
 အာဒါနသတ္တေဣတိ ပေက္ခမာနောတိပဒဿ၊ အာဒါနသတ္တေဣတိပေက္ခမာ
 နောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ပဇံ၊ ဣဝံမဂ္ဂ၊ ဝေယျံ၊ ဝိသတ္တန္တိ
 တိတ္ထေပဒေ၊ ပဇံ ဣဝံမဂ္ဂ၊ ဝေယျံ၊ ဝိသတ္တံဟူသောဤပုဒ်၌၊ ပဇာတိ၊ ပဇာဟူသည်
 ကား၊ သတ္တာမိဝစနံ၊ သတ္တဝါကိုဟောသောသဒ္ဒါတည်း။ ကိလေသာစ၊
 ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာစ၊ ခန္ဓာတို့ကိုလည်းကောင်း၊ အဘိ
 သင်္ခါ ရာစ၊ အဘိသင်္ခါရတို့ကိုလည်းကောင်း၊ မဂ္ဂ၊ ဝေယျာ၊ မဂ္ဂ၊ ဝေယျဟူ
 ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ပဇာ၊ သတ္တဝါတို့သည်၊ မဂ္ဂ၊ ဝေယျာ၊ မဂ္ဂ၊ မာရ်နှင့်
 စပ်သော၊ မာရ၊ ဝေယျာ၊ မာရ်နှင့်စပ်သော၊ မရဏ၊ ဝေယျာ၊ သေခြင်းနှင့်စပ်
 သောဝင်္ဂတရား၌၊ သတ္တာ၊ အဆင်း၌ တပ်ကုန်၏၊ ဝိသတ္တာ၊ အထူးသဖြင့်
 တပ်ကုန်၏။ အာသတ္တာ၊ သတ္တာန်ကိုတပ်ကုန်၏။ သဂ္ဂါ၊ ငြိကုန်၏။ လဂ္ဂိတာ၊
 အထူးသဖြင့်ငြိကုန်၏။ ပလိဗုဒ္ဓါ၊ ဖွဲ့ကုန်၏။ ဘိတ္တိဝိလေဝါ၊ နံရံ၌နှက်သောတံ
 သင်း၌လည်းကောင်း၊ နာဂဒန္တေဝါ၊ ဆင်စွယ်ကော်ကန်၌လည်းကောင်း၊
 ဘဏ္ဍံ၊ ဥစ္စာသည်၊ သတ္တံ၊ ငြိသည်၊ အာသတ္တံ၊ အထူးသဖြင့်ငြိသည်။ ထဂ္ဂံ၊

ကပ်သည်။ ထိုတံ၊ အထူးသဖြင့်ကပ်သည်။ ပလိဗုဒ္ဓံ၊ ဖွဲ့သည်။ ဟောတိယ
 ထာ၊ ဖြစ်သကဲ့သို့။ ဝေမဝံ၊ ဤအတူလည်းကောင်း။ သတ္တဝါတို့
 သည်၊ မဂ္ဂုဇေယျ၊ သေမင်းနှင့်စပ်သော မာရဇေယျ၊ မာရ်နှင့်စပ်သော
 မရဏဇေယျ၊ သေခြင်းနှင့်စပ်သော ဝရိုတရား၌၊ သတ္တဝါ၊ တပ်ကုန်၏။ ဝိ
 သတ္တဝါ၊ အထူးသဖြင့်တပ်ကုန်၏။ အာသတ္တဝါ၊ သတ္တဝါကိုတပ်ကုန်၏။ လဂ္ဂါ၊
 ငြိကုန်၏။ ထဂ္ဂိတာ၊ အထူးသဖြင့်ငြိကုန်၏။ ပလိဗုဒ္ဓါ၊ ဖွဲ့ကုန်၏။ ဣတိအယံ၊
 ဤသည်လျှင်၊ ပဇာဏံမဂ္ဂုဇေယျံဝိသတ္တန္တိ၊ ပဒေသ၊ ပဇာဏံမဂ္ဂုဇေယျံဝိ
 သတ္တံဟူသောပုဒ်၏။ အတ္တဝါ၊ အနက်သည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ တသ္မာပဇာနံ နဥပါဒိယေထ၊ ဘိက္ခုသတောဘိဝ္ဗုဒ္ဓံသဗ္ဗ
 သဗ္ဗသောကော၊ အာဒါနသတ္တေဣတိပေက္ခမာနေ၊ ပဇာဏံမဂ္ဂုဇေယျံဝိ
 သတ္တန္တိ၊ တသ္မာပဇာနံဥပါဒိယေထ၊ ဘိက္ခုသတောဘိဝ္ဗုဒ္ဓံသဗ္ဗသောကော၊
 အာဒါနသတ္တေဣတိပေက္ခမာနေ၊ ပဇာဏံမဂ္ဂုဇေယျံဝိသတ္တံဟူ၍၊ အာဟ၊
 ဟောတော်မူပြီ။ သေဝဂါထာ၊ ပရိယောသာနာ၊ ဂါထာဆုံးသည်နှင့်
 တပိုင်နက်၊ (ထ)၊ ဘဂဝါ၊ ဘုန်းသော်ကြီးတော်မူသောအရှင်ဘုရားသည်။
 မေ၊ အကျွန်ုပ်၏။ သတ္တဝါ၊ ဆရာပါတည်း။ အဟံ၊ အကျွန်ုပ်သည်။ သာပကော၊
 တပည့်သည်။ အတ္ထိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေ၊ စ၊ သျှောက်၏။ ဘဒ္ဒိယ
 ဝုဗ္ဗံ၊ ဘဒ္ဒိယဝုဗ္ဗာသုတ္တန်အမေးပြဿနာသည်။ သမတ္တံ၊ ပြီးပြီ။ ။

ဥဒယပဉ္စာသုတ္တန်ခန္ဓာ။

ဈာယိ၊ ဈာန်နှင့်ပြည့်စုံသော။ ဝိရဇံ၊ မြို့ကင်းပြီးထသော။ အာသိနံ၊
 သတ္တဝါတို့အစီးပွားကို ဘောင်တတ်သော။ ကတကိစ္စံ၊ ကိစ္စပြီးပြီးထ
 သော။ အနာသဝံ၊ အာသဝေါကင်းပြီးထသော။ သဗ္ဗဓမ္မာနံ၊ ခပ်ထိမ်းသော
 တရားတို့၏။ ပါရဂူံ၊ ကမ်းတတ်သို့ရောက်ပြီးထသောအရှင်ဘုရားသို့၊
 ပဉ္စေန၊ ပြဿနာကိုမေးလိုသဖြင့်။ အတ္ထိ၊ အလိုရှိ၏။ အာဂမံ၊ ဆည်းကပ်၏။
 အညာ၊ ဈာန်မှတပါးသော။ အဝိဇ္ဇာယ၊ အဝိဇ္ဇာကို။ ပဘောဒနံ၊ ဖျက်ဆီးတတ်
 သော။ ဝိမောက္ခံ၊ ဝိမောက္ခကို။ ပဗြူဟိ၊ ဟောတော်မူပါလော့။ ဣတိ၊ ဤသို့။
 အာယသ္မာ၊ ရှည်သော။ အသက်ရှိသော။ ဥဒယေ၊ ဥဒယမည်သောဝုဗ္ဗာသု
 သည်။ အဝေ၊ စ၊ သျှောက်၏။ ဈာယိဝိရဇမာသိနန္တိတ္ထေပဒေ၊ ဈာယိဝိရ
 ဇမာသိနံဟူသောဤပုဒ်၌၊ ဈာယိတိ၊ ဈာယိဟူသည်ကား။ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်။ ဈာယိ၊ ဈာန်ဖြင့် မွေ့လျော်လေ့ရှိတော်မူ၏။ ပဌမေန၊ ပဌမဖြစ်
 သော။ ဈာနေနိ၊ ဈာန်ဖြင့်လည်း။ ဈာယိ၊ ဝင်စားမွေ့လျော်လေ့ရှိတော်မူ၏။

နုတိယောနိဿယနော၊ နုတိယောဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍
 တော်မူ၏။ တတိယောနိဿယနော၊ တတိယောဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စား
 ပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ စတုတ္ထောနိဿယနော၊ စတုတ္ထဗျာန်ဖြင့်လည်း၊
 ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ သဒ္ဓိတိကောနု၊ ဝိတက်
 ပိစာရနှင့် တက္ကသောဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်
 လှေ့၍တော်မူ၏။ အဝိတက္ကပိစာရမက္ခန္ဓာ၊ ဝိတက်ကားမရှိပိစာရမျှသာရှိ
 သောဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။
 အဝိတက္ကအဝိစာရနု၊ ဝိတက်ပိစာရမရှိသော ဗျာန်ဖြင့်လည်း၊
 ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ သဒ္ဓိတိကောနု၊ ဝိတက်နှင့်
 ဖြစ်သော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။
 နိဂ္ဂဟိကောနု၊ ဝိတက်ကင်းသော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့
 ဝေ့ချ်လှေ့၍တော်မူ၏။ သဒ္ဓိတိကောနု၊ သုဗ္ဗန္တတက္ကဖြစ်သော ဗျာန်ဖြင့်
 လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ ဥပေက္ခာသမာဓာ
 တောနု၊ ဥပေက္ခာနှင့် တက္ကဖြစ်သော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စား
 ပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ သုညတောနု၊ သုညတပိမောက္ခနှင့် ဖြစ်သော
 ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ အနိ
 ပိတ္တနု၊ အနိပိတ္တပိမောက္ခနှင့် ဖြစ်သော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊
 ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ အပ္ပဏိယိတောနု၊ အပ္ပဏိယိတပိမောက္ခ
 နှင့် ဖြစ်သော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍
 တော်မူ၏။ ဝေသာနိယောနု၊ ဝေသာနိဖြစ်သော ဗျာန်ဖြင့်လည်း၊
 ဗျာယီ၊ ဝင်စားပွေ့ ဝေ့ချ်လှေ့၍တော်မူ၏။ ဝေသာနတ္တရော၊ ဝေသာနတ္တရာ
 နှင့် ဖြစ်သော ဗျာန်ဖြင့်လည်း၊ ဗျာယီ၊ ဝင်စား ပွေ့ ဝေ့ချ်လှေ့၍
 တော်မူ၏။ ဗျာနုရတော၊ ဗျာနုနှင့် ပွေ့ ဝေ့ချ်တော်မူ၏။ ကေတ္တံ၊ တပါးတည်းအ
 ဖြစ်ကို၊ အနုယုက္ခော၊ အစဉ်အတိုင်း ဖြစ်တော်မူ၏။ သဒ္ဓတ္ထဂရုကော၊ ကိုယ်
 တော်၏အကျိုး ဖြစ်သော ဗဟုသုတကို ဝင်စားသော အစွမ်းဖြင့် အလှေ့
 အမြတ်ပြုတော်မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊ ဗျာယီ၊ တိပဒသံ၊ ဗျာယီဟူ
 သော သုခ၏။ အတ္ထော၊ အနက်တည်း၊ ပိရုတ္ထိ၊ ပိရုတ္ထိဟူသည်ကား၊ ရာဂေါရ
 ဇော၊ ရာဂဟူသော မြို့လည်းကောင်း၊ ဒေါသောရဇော၊ ဒေါသဟူသော မြို့
 လည်းကောင်း၊ မောဟောရဇော၊ မောဟဟူသော မြို့လည်းကောင်း၊ ကော
 ဇောရဇော၊ ကောဟဟူသော မြို့လည်းကောင်း၊ ဥပနာဟောရဇော၊ ဥပနာဟ
 ဟူသော မြို့လည်းကောင်း၊ (လ)၊ သတ္တံကုသလာသီဝင်၊ အထုံးစုံသော

အကုသိုလ်အဘိသင်္ခါရဟုဆိုအပ်ကုန်သော၊ ရုဇော၊ မြူတို့လည်းကောင်း၊
 တေရုဇော၊ ထိုမြူတို့ကို၊ ဘဂဝတော၊ ဟုန်းတော်ကြီးသော၊ ဗုဒ္ဓသာ၊ မြတ်စွာ
 ဘုရားသည်၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥဒ္ဓိန္ဒမူလာ၊ အရင်းကိုဖြတ်အပ်ကုန်ပြီ
 တာသာဝတ္ထု၊ တာသာ၊ ထန်းပင်ခုတ်ကိုကဲ့သို့ဖြင့်အပ်ကုန်ပြီး၊ အနဘာဝံဂယာ၊
 တာဘန်မဖြစ်ခြင်းသို့ရောက်ကုန်ပြီ၊ အဝယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊
 တာဘန်မဖြစ်ခြင်းသဘောရှိကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ အရုဇော၊ အရုဇမည်တော်မူ၏၊ ဝိရုဇော၊ ရာဂကင်းတော်မူ၏၊ နိရု
 ဇော၊ ရာဂမှဖွဲ့တော်မူ၏၊ ရုဇောဒဂတော၊ ရာဂမှငေးတော်မူ၏၊ ရုဇဝိပ္ပယိနော
 ရာဂကိုပယ်တော်မူပြီ၊ ရုဇဝိပ္ပရက္ခော၊ ရာဂမှထွက်တော်မူပြီ၊ သဗ္ဗရုဇ
 ဝိတိဝက္ခော၊ အဆုံးစုံသော ရာဂကိုထွန်တော်မူပြီ။ ။ ရာဂေါရုဇော၊ ရာဂ
 ဟူသောမြူကို၊ ရေဏု၊ ရေဏုဟူ၍၊ နဝပနဝုစ္စတိ၊ မဆိုအပ်၊ ရုဇောတိတေံ၊
 ရုဇောဟူသောဤသဒ္ဓါသည်၊ ရာဂသေ၊ ရာဂ၏အဓိဝစနံ၊ အမည်တည်း၊
 စက္ခုမာ၊ ငါးပါးသောစက္ခုရှိတော်မူသော မြတ်စွာဘုရားသည်၊ တေံရုဇံ၊
 ထိုရာဂစသောမြူကို၊ ပဋိဝိနောဒေတွာနု၊ ပျောက်၍၊ ဗြူတော၊ တည်တော်မူ
 ၏၊ တသ္မာ၊ ထိုကြောင့်၊ ဇိနော၊ မြတ်စွာဘုရားကို၊ ဝိဂတရုဇောတိ၊ ကင်း
 သော ရာဂဟူသောမြူရှိ၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဒေါသ
 ဟူသောမြူကို၊ ရေဏု၊ ရေဏုဟူ၍၊ နဝပနဝုစ္စတိ၊ မဆိုအပ်၊ ရုဇောတိ
 တေံ၊ ရုဇောဟူသောဤသဒ္ဓါသည်၊ ဒေါသသေ၊ ဒေါသ၏အဓိဝစနံ၊ အမည်
 တည်း၊ စက္ခုမာ၊ ငါးပါးသောစက္ခုရှိတော်မူသော မြတ်စွာဘုရားသည်၊
 တေံရုဇံ၊ ထိုဒေါသဟူသောမြူကို၊ ပဋိဝိနောဒေတွာနု၊ ပျောက်၍၊ ဗြူတော၊
 တည်တော်မူ၏၊ တသ္မာ၊ ထိုကြောင့်၊ ဇိနော၊ မြတ်စွာဘုရားကို၊ ဝိဂတ
 ရုဇောတိ၊ ကင်းသောဒေါသဟူသောမြူရှိ၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
 မောဟောရုဇော၊ မောဟဟူသောမြူကို၊ ရေဏု၊ ရေဏုဟူ၍၊ နဝပနဝုစ္စ
 တိ၊ မဆိုအပ်၊ ရုဇောတိတေံ၊ ရုဇောဟူသော ဤသဒ္ဓါသည်၊ မောဟသာ၊
 မောဟ၏ အဓိဝစနံ၊ အမည်တည်း၊ စက္ခုမာ၊ ငါးပါးသော စက္ခုရှိတော်
 မူသော မြတ်စွာဘုရားသည်၊ တေံရုဇံ၊ ထိုမောဟဟူသောမြူကို၊ ပဋိဝိနော
 ဒေတွာနု၊ ပျောက်၍၊ ဗြူတော၊ တည်တော်မူ၏၊ တသ္မာ၊ ထိုကြောင့်၊ ဇိနော
 မြတ်စွာဘုရားကို၊ ဝိဂတရုဇောတိ၊ ကင်းပြီးသော မောဟ ဟူသောမြူရှိ
 ၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣဝံအယံ၊ ဤသည်လျှင်၊ ဝိရုဇန္တိ ပဒသ၊ ဝိရု
 ဇံဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ အဝယိနန္တိ၊ အဝယိနံဟူသည်ကား
 ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ ပါသာတာကေဝေဝိယေ၊ ပါသာတာကေဝေဝိ

၉

ကျောက်မြားအပြင်၌၊ အာသိနော၊ သတ္တဝါတို့၏ အစီးအပွားကို တောင့်တ
သည့်ဖြစ်၍၊ နိသိန္ဒော၊ နေတော်မူ၏။ ၊ နဂရသား၊ ရာဇဂြိုဟ်ပြည်၏၊ ပသေ၊
နံပါး၌၊ ဗုက္ခသား၊ ကင်းရဲအပေါင်း၏။ ပါရဂုံ၊ အဆုံးသို့ရော တော်မူပြီးသော၊
အာသိနံ၊ သတ္တဝါတို့၏ အစီးအပွားကို တောင့်တထူးကို နေတော်မူသော၊
ရနိ၊ မြတ်စွာဘုရားသို့၊ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးရှိကုန်သော၊ မစ္စုဟာရိနော၊ မစ္စု
မာရ်ရှိကုန်ပြီးသော၊ သာဝကော၊ တပည့်တို့သည်၊ ဗဟိရူပါသန္တိ၊ ဆည်း
ကပ်ကုန်၏။ ၊ ဣတိဝေဓိ၊ ဤသို့သည်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
အာသိနော၊ သတ္တဝါတို့၏ အစီးအပွားကို တောင်းတထူးကို နေတော်မူ၏။
အထဝါ၊ ဘနည်းကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဗ္ဗောဿုတ္တပဋိပ
ဿဒ္ဓတ္တာ၊ ကိလေ ဗာတည်းဟူသော ကြောင့်ကြခြင်း ကင်းသည်အဖြစ်
ကြောင့်၊ အာသိနော၊ သတ္တဝါတို့၏ အစီးအပွားကို ရှာတော်မူထူးကို နေတော်
မူ၏၊ ဝုတ္တဝါသော၊ အရိယာတို့၏ နေခြင်းဖြင့် နေတော်မူ၏။ ဝိဇ္ဇာ၊ စရထော၊
ဝသိတော်၌ ထေဝသတော်မူ၏။ (လ)၊ ဇာတိဇရာမရဏသံသာရော၊ ဇာတိ
ဇရာမရဏတည်းဟူသော သံသာရသည်သည် ကောင်း၊ ပုန ဗ္ဗဝေါ၊ တပန်
ပဋိသန္ဓေ နေခြင်းသည် သည်းကောင်း၊ ဟဿ၊ ထိုမြတ်စွာ ဘုရားအား၊
နတ္ထိ၊ မရှိ၊ ဣတိဝေဓိ၊ ဤသို့သည်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာသိနော၊
သတ္တဝါတို့၏ အစီးအပွားကို တောင့်တထူးကို နေတော်မူ၏။ ဣတိအယံ၊
ဤသည်သည်၊ ဗျာပီဝိရဇ မာသိနန္တိ၊ ပဒသ၊ ဗျာပီဝိရဇမာသိနံဟူသော
ပုန်၏၊ အဗ္ဗော၊ အနက်တည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ အသက်ရှည်သော၊
ဥဒယော၊ ဥဒယအမည် ရှိသောပုဂ္ဂိုလ်သည်၊ အဝေါစ၊ ဝျှောက်ပြီ၊ ကတ
ကိစ္စံအနာသဝန္တိ၊ ကတကိစ္စံအနာသဝံ ဟူသည်ကား၊ ဘဂဝတော၊ ထန်း
တော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာ ဘုရားသည်၊ ကိစ္စာကိစ္စံ၊ စိတ်ဖြင့်ပြု
အပ်သည်ကို၊ ကရဏီယာကရဏီယံ၊ ကိုယ်ဖြင့်ပြုအပ် မပြုအပ်သည်ကို၊
ပဟိနံ၊ ပယ်အပ်ပြီ၊ ဥန္တိန္နမူလံ၊ အရင်းကိုဖြတ်အပ်ပြီ၊ တာဏာဝတ္ထုကတံ၊
ထန်းပင်ခုတ်ကို ကဲ့သို့ပြုအပ်ပြီ၊ အနဘာဝံ၊ တာဝန်မဖြစ်ခြင်းသို့၊ ဂတံ၊
ရောက်စေအပ်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မံ၊ တာဝန်မဖြစ်ခြင်း
သဘောရှိပြီးတသွား၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ကဏကိစ္စော၊
ပြီးပြီးသောကိစ္စရှိတော်မူ၏။ ၊ ဘိန္ဒုသောကဿ၊ ဖြတ်အပ်ပြီးသောရာဂ
အစရှိသော အယဉ်ရှိတသော၊ ကိစ္စာကိစ္စံ၊ စိတ်ဖြင့် ပြုအပ်မပြုအပ်သည်ကို၊
ပဟိနသ၊ ပယ်ပြီးထသော၊ ဟဿကိက္ခုနော၊ အကြင်ရဟန်းအား၊ ဝိသ
ဓု၊ နှိုပြန်ကတ်သော ထဏှာရာဂသည်၊ နတ္ထိ၊ မရှိ၊ ပရိဇ္ဇာဟော၊ ပူပန်စေ

တတ်သောကိလေသာသံညံ၊ နဝိဇ္ဇတိ၊ မဂ္ဂိ၊ ဣတိ၊ ဤသို့၊ ဝေဒိတံ၊ သိအပ်
 ၏။ ကတကိစ္စံအနာ သာန္တိတ္ထေပဒေ၊ ကတကိစ္စံအနာသင်္ဂဟသောဤ
 ပါဠိန္ဒြ၊ အာသဝါတိ၊ အာသဝါဟူသည့်ကား၊ ကာမာယဝေါ၊ ကာမဟူသော
 အာသဝလည်းကောင်း၊ ဘဝါလဝေါ၊ ဘာဟူသောအာသဝလည်းကောင်း၊
 ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌိဟူသောအာသဝလည်းကောင်း၊ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာဟူ
 သောအာသဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ အာသဝါ၊ အာသဝတို့သည်၊
 စက္ကာရော၊ လေးပါးတို့တည်း၊ ဝေအာသဝါ၊ ထိုအာသဝတို့ကို၊ ဘဂဝ
 တော၊ သုန်းဘော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ ပယ်အပ်
 ကုန်ပြီးဥစ္စန္ဒိမူဿ၊ အရင်းကို ဖြစ်အပ်ကုန်ပြီးတာလာဝတ္ထုကတား၊ ထန်း
 ပင်ဝတ်ကိုကဲ့သို့ပြုအပ်ပြီးအနုထာဝံကတား၊ တထန်မဖြစ်ခြင်းသို့ရောက်စေ
 အပ်ပြီးအာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ တတန်မဖြစ်ခြင်း သဘောရှိ
 ကုန်ပြီး၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနာသဝေါ၊ အနာ
 သဝမည်တော်မူ၏၊ ဣတိ၊ အယံ၊ ဤသည်လျှင်၊ ကတကိစ္စံ အနာသာန္တိပဒ
 သာ၊ ကတကိစ္စံအနာသင်္ဂဟသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပါရဂူံသ
 ဗ္ဗဓမ္မာနန္တိ၊ ပါရဂူံသဗ္ဗဓမ္မာနံဟူသည့်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော တရားတို့ကို၊ အဘိညာပါရဂူ၊ ဉာတဝရိ
 ဉာဏ်ဖြင့်သိ၍နိဗ္ဗာန်ဟူသောကမ်းတဘက်သို့ ရောက်တော်မူ၏၊ ပရိညာ
 ပါရဂူ၊ တိရုဏပရိညာဏ်ဖြင့်လွန်၍နိဗ္ဗာန်သို့ရောက်တော်မူ၏၊ ပဟာနပါရ
 ဂူ၊ ကိလေသာတို့ကို ပဟာနပရိညာဏ်ဖြင့်ပယ်၍နိဗ္ဗာန်သို့ ရောက်တော်မူ
 ၏၊ ဘဝနာပါရဂူ၊ ဘဝနာဖြင့်နိဗ္ဗာန်သို့ရောက်တော်မူ၏၊ သန္တိ ကိရိယာပါရ
 ဂူ၊ မျက်မှောက်ပြုသဖြင့် နိဗ္ဗာန်ဟူသော ကမ်းသို့ရောက်တော်မူ၏၊ သမာ
 ပတ္တိပါရဂူ၊ သမာပတ်ရှစ်ပါးဖြင့်နိဗ္ဗာန်ဟူသောကမ်းသို့ ရောက်တော်မူ၏၊ သဗ္ဗ
 ဓမ္မာနံ၊ ခပ်သိမ်းကုန်သော တရားတို့ကို၊ အဘိညာပါရဂူ၊ ဉာတဝရိညာဏ်
 ဖြင့်သိ၍နိဗ္ဗာန်ဟူသောကမ်းသို့ရောက်၏၊ သဗ္ဗဒုက္ခာနံ၊ ခပ်သိမ်းသော ဆင်းရဲ
 တို့ကို၊ ပရိညာပါရဂူ၊ တိရုဏပရိညာဏ်ဖြင့်လွန်၍နိဗ္ဗာန်ဟူသော ကမ်းသို့
 ရောက်၏၊ သဗ္ဗကိလေသာနံ၊ ခပ်သိမ်းသော ကိလေသာတို့ကို၊ ပဟာနပါရဂူ၊
 ပဟာနပရိညာဏ်ဖြင့်ပယ်၍နိဗ္ဗာန်ဟူသောကမ်းသို့ရောက်၏၊ စတုနံမဂ္ဂါနံ၊
 ထေးပါးကုန်သောမဂ်တို့ကို၊ ဘာဝနာပါရဂူ၊ ပွားစေသဖြင့် နိဗ္ဗာန်ဟူသော
 ကမ်းသို့ရောက်၏၊ နိရောဓဿ၊ နိဗ္ဗာန်ကို၊ သန္တိ ကိရိယာပါရဂူ၊ မျက်မှော်
 ပြုသဖြင့်နိဗ္ဗာန်ဟူသောကမ်းသို့ရောက်၏၊ သဗ္ဗသမာပတ္တိနံ၊ ခပ်သိမ်းသော
 သမာပတ်ရှစ်ပါးတို့ကို၊ သမာပတ္တိပါရဂူ၊ ကောင်းစွာဝင်စားသဖြင့်နိဗ္ဗာန်

ပုဂ္ဂိုလ်အားလုံး၏အကျိုးအမြတ်၊ သော၊ ထိုမြတ်စွာဘုရားသည်၊ အရိယာတို့၊ အ
 ဖြစ်မရှိသဖြင့်မြတ်သော၊ သီလတို့၊ သီလ၌၊ ဝသိပ္ပတ္တော၊ ထေရုသာခြင်းတို့
 ရောက်၏၊ ပါရမိပ္ပတ္တော၊ အပြီးတို့ရောက်၏၊ အရိယာတို့၊ အဖြစ်မရှိသဖြင့်
 မြတ်သော၊ သမာဓိတို့၊ အမာဓိ၌၊ ဝသိပ္ပတ္တော၊ ထေရုသာခြင်းတို့ ရောက်၏၊
 ပါရမိပ္ပတ္တော၊ အပြီးတို့ရောက်၏၊ အရိယာယ၊ မြတ်သော၊ ပညာယ၊ ပညာ၌၊
 ဝသိပ္ပတ္တော၊ ထေရုသာသော အဖြစ်တို့ရောက်၏၊ ပါရမိပ္ပတ္တော၊ မြတ်သော
 အဖြစ်တို့ရောက်၏၊ အရိယာယ၊ မြတ်သော၊ ဝိရုတ္တိယာ၊ ဝိရုတ္တိ၌၊ ဝသိပ္ပ
 ဟော၊ ထေရုသာသော အဖြစ်တို့ရောက်၏၊ ပါရမိပ္ပတ္တော၊ မြတ်သော အဖြစ်တို့
 ရောက်၏၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ပါရဂူတော၊ မဂ်ဖြင့်နိဗ္ဗာန်တို့
 ရောက်၏၊ ပါရမိပ္ပတ္တော၊ ဖိုလ်ဖြင့်နိဗ္ဗာန်တို့ရောက်၏၊ အန္တဂတော၊ မဂ်ဖြင့်
 ထေရုသာ၏အဆုံးတို့ရောက်၏၊ အန္တပတ္တော၊ ဖိုလ်ဖြင့် ထေရုသာ၏အဆုံးတို့
 ရောက်၏၊ ကောဋိဂတော၊ မဂ်ဖြင့်သင်္ခါရ၏ အထွေထွေတို့ရောက်၏၊ ကောဋိပ
 ဟော၊ ဖိုလ်ဖြင့်သင်္ခါရ၏အထွေထွေတို့ရောက်၏၊ ပရိယန္တဂတော၊ မဂ်ဖြင့်ခန္ဓာ
 စသည်၏အဆုံးတို့ရောက်၏၊ ပရိယန္တပတ္တော၊ ဖိုလ်ဖြင့်ခန္ဓာစသည်တို့၏
 အဆုံးတို့ရောက်၏၊ ဝေါသာနဂတော၊ မဂ်ဖြင့်အဆုံးတို့ ရောက်၏၊ ဝေါသာန
 ပတ္တော၊ ဖိုလ်ဖြင့်အဆုံးတို့ရောက်၏၊ တာယဂတော၊ မဂ်ဖြင့်စောင့်ရှောက်
 ရာတို့ရောက်၏၊ ထာယပတ္တော၊ ဖိုလ်ဖြင့်စောင့်ရှောက်ရာတို့ ရောက်၏၊ ထေ
 ထာဂတော၊ မဂ်ဖြင့် ပုန်းအောင်းရာတို့ရောက်၏၊ ထေထာပတ္တော၊ ဖိုလ်ဖြင့်
 ပုန်းအောင်းရာတို့ ရောက်၏၊ သရဏဂတော၊ မဂ်ဖြင့် ကိုးကွယ်ရာတို့
 ရောက်၏၊ သရဏပတ္တော၊ ဖိုလ်ဖြင့်ကိုးကွယ်ရာတို့ ရောက်၏၊ အတယဂ
 တော၊ မဂ်ဖြင့်ဘေးမဲ့ရာတို့ ရောက်၏၊ အတယပတ္တော၊ ဖိုလ်ဖြင့်ဘေးမဲ့ရာ
 တို့ရောက်၏၊ အတ္တဂတော၊ မဂ်ဖြင့်ရတေခြင်းကင်းရာတို့ ရောက်၏၊ အ
 ဂ္ဂါပတ္တော၊ ဖိုလ်ဖြင့် ရတေခြင်းကင်းရာတို့ ရောက်၏၊ အမတဂတော၊
 မဂ်ဖြင့်သေခြင်း ကင်းရာတို့ရောက်၏၊ အမတပတ္တော၊ ဖိုလ်ဖြင့်သေခြင်း
 ကင်းရာတို့ရောက်၏၊ နိဗ္ဗာနဂတော၊ မဂ်ဖြင့်တဏှာမှ ထွက်မြောက်ရာတို့
 ရောက်၏၊ နိဗ္ဗာနပတ္တော၊ ဖိုလ်ဖြင့်တဏှာမှ ထွက်မြောက်ရာတို့ရောက်၏၊
 သော၊ ထိုမြတ်စွာဘုရားသည်၊ ဝတ္ထဝါသော၊ ဆယ်ပါးသော အရိယာတို့၏
 နေခြင်းဖြင့်နေ၏၊ တသယ၊ ထိုမြတ်စွာဘုရားအား၊ ဝုနုဗ္ဗဝေါ၊ တာဘန်ပန်သန္ဓေ
 နေခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတံအယံ၊ ဤသည်သျှင်၊ ပါရဂူ သဗ္ဗမ္မာနန္တိ ပဒေသာ
 ပါရဂူ သဗ္ဗမ္မာနံဟူသောဝုဒ်၏အတ္ထော၊ အနက်တည်း။ အတ္ထိပဉ္စေနအာဂ
 မန္တိ၊ အတ္ထိပဉ္စေန အာဂမံဟူသည်ကား။ ပဉ္စတ္ထိကော၊ အဝေးကိုအလိုရှိကုန်



သောသုတ္တံသည်။ အာဂတော၊ သာကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ပုစ္ဆိကာ၊
မေးလိုကုန်၍။ အာဂတော၊ သာကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ပဉ္စ၊ ပြဿ
နာကို။ သောတုကာမာ၊ နာလို၍။ အာဂတော၊ သာကုန်သည်။ အမှာ၊ ဖြစ်ကုန်
၏။ ဣတိ ဝေဓိ၊ ဤသို့သည်။ အတ္ထိပဉ္စေန အာဂမန္တိ ပဒယ။ အတ္ထိပဉ္စေန
အာဂမံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်းကား။
ပဉ္စတ္ထိကာနံ၊ ပြဿနာကိုအလိုရှိကုန်သောသုတ္တံ၏။ ပဉ္စာပုစ္ဆိကာနံ၊ ပြဿနာ
ကိုမေးလိုကုန်သောသုတ္တံ၏။ ပဉ္စံသောတုကာမာနံ၊ ပြဿနာကိုနာလိုကုန်
သောသုတ္တံ၏။ အာဂမံ၊ သာခြင်းသည်။ အတိတ္တမံ၊ ရှေ့ရှုတက်ခြင်းသည်။
ဥပသကံမံ၊ ခြည်းကပ်ခြင်းသည်။ ပယိရူပံ၊ ဆည်းကပ်ခြင်းသည်။
အတ္ထိ ဂိ၏။ ဣတိ ဝေဓိ၊ ဤသို့သည်။ အတ္ထိပဉ္စေန အာဂမန္တိ ပဒယ။ အတ္ထိပဉ္စ
ေန အာဂမံ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်းကား။
ပဉ္စာဂမော၊ ပြဿနာကိုမေးလိုသောသုသည်။ တုတ္တံ၊ သင်အား။ အတ္ထိ ဂိ၏။
တံဝိ၊ အရှင်ဘုရား နည်းသည်။ ပါရဂူ၊ ကမ်းကောက်သို့ရောက်၏။ ပဟုဝိ
သဝိ၊ ချားစွာအကျော်ဝင်၏။ မဏာ၊ အကျွန်ုပ်သည်။ ပုစ္ဆိကံ၊ မေးခြင်းငှါ။ က
ထေတံ၊ ဘောခြင်းငှါ။ ဝိဿန္တေတံ၊ ဖြေခြင်းငှါ။ အထမတ္ထော၊ စွမ်းနိုင်၏။
ဧတံ ဘာရံ၊ ဤပန်ကို။ ဝာယံ၊ ဆောင်ရွက်ပါလော့။ ဣတိ ဝေဓိ၊ ဤသို့
ထည်း။ အတ္ထိပဉ္စေန အာဂမန္တိ ပဒယ။ အတ္ထိပဉ္စေန အာဂမံ ဟူသော ပုဒ်၏။
အတ္ထော၊ အနက်တည်း။ အညာဝိမောက္ခံ၊ ပြုဟိတိ၊ အညာဝိမောက္ခံ၊ ပြုဟိ
ဟူသည်ကား။ အညံ၊ ဈာန်မှတစ်ပါး အဝိဇ္ဇာကို ဖျက်ဆီးတတ်သော။ ဝိမော
က္ခံ၊ ဝိမောက္ခကို၊ ပြုဟိ အာပိက္ခံ၊ ကြားတော်မူပါလော့။ ဒေသေဟိ၊ ဟော
ပါလော့။ ပညာပေဟိ၊ ထိုစေပါလော့။ ပဋ္ဌပေဟိ၊ ထားပါလော့။ ဝိဝေ၊ ဖွင့်ပါ
လော့။ ဝိဘဇ၊ ဝေဘန်ပါလော့။ ဥတ္တာနိ၊ ကရောဟိ၊ ပေါ်သည်ကိုပြုပါလော့။
ပကာသေဟိ၊ ထင်းရှားပြုပါလော့။ ဣတိ အယံ၊ ဤသည်လျှင်။ အညာဝိမောက္ခံ
ပပြုဟိတိ ပဒယ။ အညာဝိမောက္ခံ ပပြုဟိ ဟူသောပုဒ်၏။ အတ္ထော၊ အနက်
တည်း။ အဝိဇ္ဇာယ ပဘောဒနန္တိ၊ အဝိဇ္ဇာယ ပဘောဒနံ ဟူသည်ကား။ အဝိဇ္ဇာ
ယ၊ အဝိဇ္ဇာကို၊ ဘောဒနံ၊ ဖျက်ဆီးတတ်သော။ ပဘောဒနံ၊ အပြားအားဖြင့် ဖျက်
ဆီးတတ်သော။ ပဟာနံ၊ ပယ်ကတ်သော။ ဝူပသမံ၊ ငြိမ်းစေတတ်သော။ ပဋိ
နိဿဂ္ဂံ၊ စွန့်စေတတ်သော။ ပဋိပဿန္တံ၊ အလွန်ငြိမ်းစေတတ်သော။ အမတံ၊
သေခြင်းကင်းစေတတ်သော။ နိဗ္ဗာနံ၊ တဏှာမှ ထွက်မြောက်တတ်သော။
ဣတိ အယံ၊ ဤသည်လျှင်။ အဝိဇ္ဇာယ ပဘောဒနန္တိ ပဒယ။ အဝိဇ္ဇာယ ပဘောဒနံ
ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဧတံ၊ ထိုကြောင့်။ သော၊ ပြောဟော

ဣပုဏ္ဏားသည်၊ ဈာယိဝိရုဇမာသိနံ၊ ဣန္ဒြာယသွာဥဒယော၊ ကတကိစ္စံ အနာသဝံ၊ ပါရဂူံ သဗ္ဗဓဋ္ဌာနံ၊ အတ္ထိပဉ္ဇေန အာဂမံ၊ အညာဝိမောက္ခံ ပဗြူဟိ၊ အဝိဇ္ဇာယ၊ ပဘောဒနန္တိ၊ ဈာယိဝိရုဇမာသိနံ၊ ဣန္ဒြာယသွာဥဒယော၊ ကတကိစ္စံ အနာသဝံ၊ ပါရဂူံ သဗ္ဗဓဋ္ဌာနံ၊ အတ္ထိပဉ္ဇေန အာဂမံ၊ အညာဝိမောက္ခံ ပဗြူဟိ၊ အဝိဇ္ဇာယ၊ ပဘောဒနံ ဟူ၍၊ အာဟ၊ ဝေျှာက်ဆိုပြီ။ ။

ဥဒယ၊ ဥဒယပုဏ္ဏား၊ ကာမတ္ထန္ဒာနံ၊ ကာမတ္ထန္ဒတို့ကို၊ ပဟာနံ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဒေါမနသောနံ၊ ဒေါမနသတို့ကို၊ ပဟာနံ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဥဘာယံ၊ နှစ်ပါးစုံပယ်ခြင်းကိုလည်းကောင်း၊ ထိနသော၊ ထိနကို၊ ပနုဒနံစ၊ ပယ်ခြင်းကိုလည်းကောင်း၊ ကုက္ကုန္နာနံ၊ ကုက္ကုန္တတို့ကို၊ နိဝါရဏံ၊ မြစ်ခြင်းကိုလည်းကောင်း၊ အညာဝိမောက္ခန္တိ၊ အညာဝိမောက္ခဟူ၍၊ ပဗြူဟိ၊ ငါတုရား ဟောတော်မူ၏။ ပဟာနံ ကာမတ္ထန္ဒာနန္တိ ဝေတ္တပဒေါ၊ ပဟာနံ ကာမတ္ထန္ဒာနံ ဟူသော ဤဝုဒ္ဓိ၊ ဆန္ဒာပတိ၊ ဆန္ဒာဟူသည် ကား၊ ကာမေသု၊ ကာမတို့၌၊ ယောကာမတ္ထန္ဒော၊ အကြွက်ကာမကို အလိုရှိခြင်း လည်းကောင်း၊ ကာမရာဂေါ၊ ကာမရာဂကို ဟပ်ခြင်းလည်းကောင်း၊ ကာမနန္တိ၊ ကာမဟုဆိုအပ်သော နှစ်လိုခြင်းလည်းကောင်း၊ ကာမတဏှာ၊ ကာမဟုဆိုအပ်သော ဟပ်ခြင်းလည်းကောင်း၊ ကာမသိနေဟော၊ ကာမဟူသော ချစ်ခြင်းလည်းကောင်း၊ ကာမပိပါသော၊ ကာမဟူသော ဖွတ်ထိပ်ခြင်းလည်းကောင်း၊ ကာမပရိန္ဒာဟော၊ ကာမဟူသော ပူပန်ခြင်း လည်းကောင်း၊ ကာမရန္တော၊ ကာမဟူသော မိန်းမော်ခြင်းလည်းကောင်း၊ ကာမဇ္ဈောသာနံ၊ ကာမဟူသော ဆောင်သွင်းခြင်းလည်းကောင်း၊ ကာမေဝဇော၊ ကာမဟူသော ဝန်၌နှစ်တတ်သော ဩဇာလည်းကောင်း၊ ကာမယောဂေါ၊ ကာမဟူသော ဝန်၌ ယှဉ်စေတတ်သော ရာဂလည်းကောင်း၊ ကာရပါဒါနံ၊ ကာမဟူသော ကဏှာဒိဋ္ဌိတို့ဖြင့် မြဲစွာစွဲလင်းတတ်သော ဥပါဒါနံလည်းကောင်း၊ ကာမတ္ထန္ဒနိဝရဏံ၊ ကာမဆန္ဒဟူသော စိတ်ကို ဝိတ်ပင်တတ်သော နိဝရဏ လည်းကောင်း၊ ပဟာနံ ကာမဆန္ဒာနန္တိ၊ ပဟာနံ ကာမဆန္ဒာနံ ဟူသည် ကား၊ ကာမဆန္ဒာနံ၊ ကာမဆန္ဒတို့ကို၊ ပဟာနံ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဂူပသမံ၊ ငြိမ်းစေခြင်းကိုလည်းကောင်း၊ ပရိနိသာတ္တံ၊ စွန့်ခြင်းကို လည်းကောင်း၊ ပရိပဿန္တိ၊ အလွန်ငြိမ်းခြင်းကိုလည်းကောင်း၊ အမတံ၊ သေခြင်း ကင်းသော၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာကို၊ အညာဝိမောက္ခန္တိ၊ အညာဝိမောက္ခဟူ၍၊ ပြုမိ၊ ငါတုရား ဟောတော်မူ၏။ ဣတိ အယံ၊ ဤသည်လျှင်၊ ပဟာနံ ကာမဆန္ဒာနန္တိ ပဒသ၊ ပဟာနံ ကာမဆန္ဒာနံ ဟူသော ဝုဒ္ဓိ၊ အတ္ထေ၊ အနက်တည်း၊ ဥဒယါတိ

ဥဒယဗျာသုတ္တန်နိဒ္ဒေသ၊ ဘဂဝါ၊ မြတ်စွာ ဆုနားသည့်၊ အာလပတိ၊ ခေါ်တော်
မူ၏၊ ဒေါမနုဿာနုရူဘယန္တိ၊ ဒေါမနုဿာနုရူဘယံဟူသည်ကား၊ စေတသိ
ကံ၊ စိတ်၌ဖြစ်သော၊ အသာတံ၊ မသဒဿာအင်္ဂသော၊ စေတသိကံ၊ စိတ်၌ဖြစ်
သော၊ နက္ခံပေဒယိတံ၊ ဆင်းရဲကိုခံစားခြင်း၊ လည်းကောင်း၊ စေတောသမ္ပ
ဿဇံ၊ စိတ်နှင့်ယှဉ်သော ဗယာကြောင့် ဖြစ်သော၊ အသာတံ၊ သာယာ
ခြင်းမရှိသော၊ နက္ခံပေဒယိတံ၊ ဆင်းရဲကို ခံစားခြင်း ထည်းကောင်း၊ စေ
တောသမ္ပဿဇံ၊ စိတ်နှင့်ယှဉ်သော ဗယာကြောင့်ဖြစ်သော၊ အသာတံ၊ သာ
ယာခြင်းမရှိသော၊ နက္ခံပေဒယိတံ၊ ဆင်းရဲကိုခံစားခြင်းလည်းကောင်း၊ ဒေါမ
နုဿာနုရူဘယန္တိ၊ ဒေါမနုဿာနုရူဘယံဟူသည်ကား၊ ကာမတ္ထန္တဿစ၊
ကာမတ္ထန္တကို ထည်းကောင်း၊ ဒေါမနုဿာ သာစ၊ ဒေါမနုဿကို ထည်း
ကောင်း၊ ဥတိန္ဒ၊ နှစ်ပါးစုံတို့ကို၊ ပဟာနံ၊ ပယံခြင်းကို၊ ဂူပသမံ၊ ငြိမ်းခြင်းကို၊
ပမ္ပိနိဿဝ္ဓံ၊ တတန်စွန့်ခြင်းကို၊ ပမ္ပိပဿဒ္ဓိံ၊ အလွန်ငြိမ်းခြင်းကို၊ အမတံ၊
သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ခြင်းကို၊ အညာဝိမောက္ခန္တိ
အညာဝိမောက္ခဟူ၍၊ ဗြူမိ၊ ငါတုရားဟောတော်မူ၏။ ဣတိအယံ၊ ဤသည်
လျှင်၊ ဒေါမနုဿာနုရူဘယန္တိ ပဒေသာ၊ ဒေါမနုဿာနုရူဘယံဟူသောပုဒ်၏။
အတ္ထော၊ အနက်တည်း၊ ထိနုဿစပနုဒန္တိ ဧတ္ထပဒေ၊ ထိနုဿစပနုဒန္တံဟူ
သောဤပုဒ်၌၊ ထိနန္တိ၊ ထိနံဟူသည်ကား၊ စိတ္တဿ၊ စိတ်၏၊ ယာအကလျာတာ
အကြင်မခန့်သောအဖြစ်ထည်းကောင်း၊ အာမ္မညတာ၊ အမှန်မခန့်သောအ
ဖြစ် ထည်းကောင်း၊ ဩထိယနာ၊ မပြန်ပြောသော အခြင်းအရာ ထည်း
ကောင်း၊ သလ္လိယနာ၊ မပြန်ပြောသဖြင့် တွန့်ခြင်းထည်းကောင်း၊ သံလိယိ
တတ္တံ၊ တွန့်သောသူ၏ အဖြစ်ထည်းကောင်း၊ ထိနံ၊ မပြန်ပြောသဖြင့် စိတ်
ပြစ်ချဲ့သောအဖြစ်ဖြင့်တည်ခြင်းထည်းကောင်း၊ ထိယနာ၊ စိတ်ပြစ်ချဲ့သော
အခြင်းအရာဖြင့်ထည်းကောင်း၊ စိတ္တဿ၊ စိတ်၏၊ ထိယိတတ္တံ၊ စိတ်ပြစ်ချဲ့
သောအားဖြင့်မပြန်ပြောသောသူ၏ အဖြစ်ထည်းကောင်း၊ ပနုဒန္တိ၊ ပနုဒန္တံ
ဟူသည်ကား၊ ထိနုဿစ၊ ထိနုကိုထည်း၊ ပနုဒန္တံ၊ နှုတ်ခြင်းကို၊ ပဟာနံ၊ ပယံ
ခြင်းကို၊ ဂူပသမံ၊ ငြိမ်းခြင်းကို၊ ပမ္ပိနိဿဝ္ဓံ၊ စွန့်ခြင်းကို၊ ပမ္ပိပဿဒ္ဓိံ၊ အလွန်
ငြိမ်းခြင်းကို၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ခြင်း
ကို၊ ဣတိအယံ၊ ဤသည်လျှင်၊ ထိနုဿစပနုဒန္တိ ပဒေသာ၊ ထိနုဿစပနုဒန္တံဟူ
သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကုက္ကုစ္စိနိဝရဏန္တိ ဧတ္ထပဒေ၊ ကုက္ကုစ္စိ
နိဝရဏံဟူသောဤပုဒ်၌၊ ကုက္ကုစ္စိ၊ ကုက္ကုစ္စံဟူသည်ကား၊ ဟတ္ထကုက္ကုစ္စိ
ဝိ၊ လက်ဖြင့်စက်ဆုပ်ဘွယ်ပြုသည်၏အဖြစ်သည်တည်း၊ ကုက္ကုစ္စိ၊ ကုက္ကုစ္စိ

မည်၏။ ဝါဒကုက္ကုတ္တံပိ၊ ခြေဖြင့်စက်ဆုပ်ဘွယ်ပြုသည်၏အဖြစ်သည်လည်း။
 ကုက္ကုတ္တံ၊ ကုက္ကုတ္တံမည်၏။ ဟတ္ထပါဒကုက္ကုတ္တံပိ၊ လက်ခြေတို့ဖြင့် စက်ဆုပ်
 ဘွယ်ပြုသည်၏အဖြစ်သည်လည်း။ ကုက္ကုတ္တံ၊ ကုက္ကုတ္တံမည်၏။ အကပ္ပိယေ၊
 မအပ်သည်၌ ကပ္ပိယသည်ကား၊ အပ်၏ဟု အမှတ်ရှိသည်၏ အဖြစ်သည်လည်း
 ကောင်း။ ကပ္ပိယေ၊ အပ်သည်၌၊ အကပ္ပိယသည်ကား၊ မအပ်ဟု အမှတ်ရှိ
 သည်၏အဖြစ်သည်လည်းကောင်း။ အနဝဇ္ဇေ၊ အပြစ်မရှိသည်၌၊ ဝဇ္ဇေသည်ကား၊
 အပြစ်ရှိ၏ဟု အမှတ်ရှိ သည်၏အဖြစ်သည်လည်းကောင်း။ ဝဇ္ဇေ၊ အပြစ်ရှိသည်၌၊
 အနာဇ္ဇေသည်ကား၊ အပြစ်မရှိဟု အမှတ်ရှိသော အဖြစ်လည်းကောင်း။ ဧဝဇ္ဇပံ
 ဤသို့သောသို့သော၊ ယံကုက္ကုတ္တံ၊ အကြင်စက်ဆုပ်ဘွယ်ပြုသော အဖြစ်
 လည်းကောင်း။ ကုက္ကုတ္တံယနာ၊ စက်ဆုပ်ဘွယ် ပြုသော အခြင်းအရာ
 လည်းကောင်း။ ကုက္ကုတ္တံရိတတ္ထံ၊ စက်ဆုပ်ဘွယ်ရှိသောသူ၏အဖြစ်လည်း
 ကောင်း။ စေတသော၊ စိတ်၏၊ ဝိပုဋ္ဌိသာရော၊ နှလုံးမသာယာခြင်း လည်း
 ကောင်း။ မနောဝိလေခေါ၊ စိတ်၏ ရှေးခြစ်ခြင်း လည်းကောင်း။ ဣဒံဤ
 သည်ကို၊ ကုက္ကုတ္တံ၊ ကုက္ကုတ္တံဟူ၍။ ဝုတ္တံ၊ ဆိုအပ်၏။ အဝိစ၊ တနည်းလည်း။
 ဧဝံဤကရုဏေဟိ၊ နှစ်ပါးကုန်သော အကြောင်းတို့ဖြင့်၊ ကုက္ကုတ္တံ၊ ကုက္ကုတ္တံ
 သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ စေတသော၊ စိတ်၏၊ ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်း
 သည်။ မနောဝိလေခေါ၊ စိတ်၏ရှေးခြစ်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကတတ္ထာစ၊ ကာ
 စ၊ ကာယဒုစရိုက်ကိုပြုသောအဖြစ်ဖြင့် လည်းကောင်း။ အကတတ္ထာစ၊ ကာ
 ယဒုစရိုက်ကို မပြုသောအဖြစ်ဖြင့် လည်းကောင်း။ ဣတိ၊ ဤသို့၊ ဧဝံဤကရု
 ဏေဟိ၊ နှစ်ပါးကုန်သော အကြောင်းတို့ဖြင့်၊ ကုက္ကုတ္တံ၊ ကုက္ကုတ္တံ သည်။
 ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကတတ္ထာစ၊ ကာယဒုစရိုက်ကို ပြုသည်၏ အဖြစ်ကြောင့်
 လည်းကောင်း။ အကတတ္ထာစ၊ ကာယ ဒုစရိုက်ကို မပြုသည်၏ အဖြစ်
 ကြောင့် လည်းကောင်း။ ကုက္ကုတ္တံ၊ ကုက္ကုတ္တံသည်။ စေတသော၊ စိတ်၏၊
 ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်းသည်။ မနောဝိလေခေါ၊ စိတ်၏ရှေးခြစ်ခြင်း
 သည်။ ကာဝံဥပ္ပဇ္ဇတိ၊ အဘယ်သို့ဖြစ် သနည်း။ မေ၊ ငါသည်။ ကာယဒုစရိုက်၊
 ကာယဒုစရိုက်ကို၊ ကာတံ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ကာယဒုစရိုက်၊ ကာယ
 သုစရိုက်ကို၊ အကာတံ၊ မပြုရသေး။ ဣတိ၊ ဤသို့။ ကုက္ကုတ္တံ၊ ကုက္ကုတ္တံသည်။
 စေတသော၊ စိတ်၏၊ ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်းသည်။ မနောဝိလေခေါ၊
 စိတ်၏ရှေးခြစ်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ မေ၊ ငါသည်။ ဝစီဒုစရိုက်၊ ဝစီ
 ဒုစရိုက်ကို၊ ကာတံ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ဝစီသုစရိုက်၊ ဝစီသုစရိုက်ကို၊
 အကာတံ၊ မပြုရသေး။ ဣတိ၊ ဤသို့။ ကုက္ကုတ္တံ၊ ကုက္ကုတ္တံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

≡

မေ၊ ငါသည်၊ မနောဒုက္ခရိတ်၊ မနောဒုက္ခရိတ်ကို၊ ကတံ၊ ပြုအပ်ပြီ၊ မေ၊ ငါသည်၊
မနောသုက္ခရိတ်၊ မနောသုက္ခရိတ်ကို၊ အကတံ၊ မပြုရသေး၊ ဣတိ၊ ဤသို့၊ ဣတ္ထန္တံ
ဣတ္ထုပွသည်၊ ဥပ္ပန္နတိ၊ ဖြစ်၏၊ (၁)၊ မေ၊ ငါသည်၊ ပါဏာတိပါတော၊ သူ၏
အသက်ကိုသတ်ခြင်းကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊ ငါသည်၊ ပါဏာတိပါတာ၊
သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝေရမဏိ၊ ကြဉ်ခြင်းကို၊ အကတော၊ မပြုရ
သေး၊ ဣတိ၊ ဤသို့လည်းကောင်း၊ (၂)၊ မေ၊ ငါသည်၊ အဓိန္ဒာဒါနံ၊ အရှင်မပေး
သောသူ၏ဥစ္စာကိုယူခြင်းကို၊ ကတံ၊ ပြုအပ်ပြီ၊ မေ၊ ငါသည်၊ အဓိန္ဒာဒါနံ၊
အရှင်မပေးသောသူ၏ဥစ္စာကိုယူခြင်းမှ၊ ဝေရမဏိ၊ ကြဉ်ခြင်းကို၊ အက
တော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်းကောင်း၊ (၃)၊ မေ၊ ငါသည်၊ ကာမေသု
မိစ္ဆာစာပော၊ ကာမတို့၌မှားသောအကျင့်ကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊ ငါ
သည်၊ ကာမေသုမိစ္ဆာစာရာ၊ ကာမတို့၌ မှားသောအကျင့်မှ၊ ဝေရမဏိ၊
ကြဉ်ခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်းကောင်း၊ (၄)၊ မေ၊
ငါသည်၊ ရာသဝါဒေါ၊ မဟုတ်မမှန်သောစကားကိုဆိုခြင်းကို၊ ကတော၊
ပြုအပ်ပြီ၊ မေ၊ ငါသည်၊ ရာသဝါဒေါ၊ မဟုတ်မမှန်သောစကားကိုဆိုခြင်းမှ၊
ဝေရမဏိ၊ ကြဉ်ခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်း
ကောင်း၊ (၅)၊ မေ၊ ငါသည်၊ ဝိသုကာဝါစာ၊ ချောပစ်သောစကားကို၊ ကတော၊
ပြောဆိုအပ်ပြီ၊ မေ၊ ငါသည်၊ ဝိသုကာဝါစာ၊ ချောပစ်သောစကားကိုဆိုခြင်း
မှ၊ ဝေရမဏိ၊ ကြဉ်ခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်း
ကောင်း၊ (၆)၊ မေ၊ ငါသည်၊ ဖရုသဝါစာ၊ ရုံ့ရင်းကြမ်းတန်းသောစကားကို
ပြောဆိုခြင်းကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊ ငါသည်၊ ဖရုသဝါစာယ၊ ရုံ့ရင်း
ကြမ်းတန်းသောစကားကိုပြောဆိုခြင်းမှ၊ ဝေရမဏိ၊ ကြဉ်ခြင်းကို၊ အက
တော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်းကောင်း၊ (၇)၊ မေ၊ ငါသည်၊ သဗ္ဗပ္ပဿာ
ပေါ၊ အကျိုးမရှိသောစကားကိုပြောဆိုခြင်းကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊
ငါသည်၊ သဗ္ဗပ္ပဿာပါ၊ အကျိုးမရှိသောစကားကိုပြောဆိုခြင်းမှ၊ ဝေရမ
ဏိ၊ ကြဉ်ခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်းကောင်း၊ (၈)၊
မေ၊ ငါသည်၊ အနိတ္တံ၊ အလွန်မလိုချင်ခြင်းကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊ ငါသည်
အနိတ္တံ၊ အလွန်မလိုချင်ခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်း
ကောင်း၊ (၉)၊ မေ၊ ငါသည်၊ ဗျာပါဒေါ၊ သူ့ဥစ္စာကို ပျက်စီးစေခြင်း၌ကြံ
ခြင်းကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊ ငါသည်၊ အဗျာပါဒေါ၊ သူ့ဥစ္စာကိုမပျက်စီး
စေခြင်း၌ကြံခြင်းကို၊ အကတော၊ မပြုရသေး၊ ဣတိ၊ ဤသို့လည်းကောင်း၊
(၁၀)၊ မေ၊ ငါသည်၊ မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူကို၊ ကတော၊ ပြုအပ်ပြီ၊ မေ၊

ငါသည်။ သမာဒိဋ္ဌိ၊ မှန်သော အယူကို။ အကတော၊ မပြုရသေး။ ဣတိ၊ ဤသို့။ ကုက္ကုတ္တံ၊ ကုက္ကုတ္တသည်။ စေတသော၊ စိတ်၏။ ဝိပုဋ္ဌိသာရော၊ နှလုံးမသာယာခြင်းသည်။ မနောဝိလေခေါ၊ စိတ်၏ရေးခြစ်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ကတတ္တာ၊ စ၊ ပြုပြီးသည်၏အဖြစ်ကြောင့်လည်းကောင်း။ အကတတ္တာ၊ စ၊ မပြုရသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ကုက္ကုတ္တံ၊ စက်ဆုပ်ဘွယ်သောအဖြစ်သည်။ စေတသော၊ စိတ်၏။ ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်းသည်။ မနောဝိလေခေါ၊ စိတ်၏ရေးခြစ်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အထဝါ၊ တနည်းကား။ ဝိလေသုပိ၊ ဝိလ်သ်ရှိလည်း။ နပရိပူရတာရိ၊ ဖြည့်ခြင်းကို ပြုစေ့မရှိ။ ဣတိ၊ ဤသို့။ ကုက္ကုတ္တံ၊ ကုက္ကုတ္တသည်။ စေတသော၊ စိတ်၏။ ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်းသည်။ မနောဝိလေခေါ၊ စိတ်၏ရေးခြစ်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣန္ဒြိယေသု၊ စက္ခု၊ စသော၊ ဣန္ဒြိယံ၊ အဂုက္ကန္တိရော၊ လုံခြုံစွာ စောင့်ရှောက်ခြင်းမရှိ။ ဣတိ၊ ဤသို့လည်းကောင်း။ ဘော၊ ဇနော၊ စားခြင်း၌။ အမတ္တဿ၊ အတိုင်းအရှည်ကိုသိစေ့ မရှိ။ ဣတိ၊ ဤသို့လည်းကောင်း။ ဇာဂရိယံ၊ နိုးကြားခြင်း၌။ အနန္တယုဂေ၊ ဣန္ဒြိယံ၊ မလျှဉ်း။ ဣတိ၊ ဤသို့လည်းကောင်း။ သတိသမ္ပဇေန၊ သတိပညာနှင့်။ နသမန္တာဂတော၊ မပြည့်စုံ။ ဣတိ၊ ဤသို့လည်းကောင်း။ မေ၊ ငါသည်။ စက္ကာရော၊ လေးပါးကုန်သော။ သတိပညာနာ၊ သတိပညာနှင့်ကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ စက္ကာရော၊ လေးပါးကုန်သော။ သမ္ပပ္ပဓာနာ၊ သမ္ပပ္ပဓာန်ကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ စက္ကာရော၊ လေးပါးကုန်သော။ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်ကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ ပဉ္စိန္ဒြိယာနိ၊ ငါးပါးသောဣန္ဒြိယံကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ ပဉ္စဗလ္လာနိ၊ ငါးပါးသောဗိုလ်ကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ သတ္တပောဇ္ဇင်္ဂါ၊ ခုနစ်ပါးသောဗောဇ္ဇင်ကို။ အဘာဝိတာ၊ မပွားရကုန်သေး။ ဣတိ၊ ဤသို့လည်းကောင်း။ အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂေါ၊ မဂ်ကို။ အဘာဝိတာ၊ မပွားရသေး။ ဣတိ၊ ဤသို့လည်းကောင်း။ မေ၊ ငါသည်။ ဗုက္ခံ၊ ဗုက္ခသစ္စာကို။ အပရိညာတံ၊ ပြင်းခြား၍မသိရသေး။ မေ၊ ငါသည်။ သမုဒယော၊ သရဒယသစ္စာကို။ အပ္ပတိနော၊ မပယ်ရသေး။ မေ၊ ငါသည်။ မဂ္ဂေါ၊ မဂ်ကို။ အဘာဝိတာ၊ မပွားရသေး။ မေ၊ ငါသည်။ နိရောဓော၊ နိရောဓသစ္စာကို။ အသန္တိကတော၊ မျက်မှောက်မှောက်မပြုရသေး။ ဣတိ၊ ဤသို့။ ကုက္ကုတ္တံ၊ ကုက္ကုတ္တသည်။ စေတသော၊ စိတ်၏။ ဝိပုဋ္ဌိသာရော၊ ဖောက်ပြန်ခြင်းသည်။ မနော

ဝိလေခေါ၊ ဝိတ်၏ ရေးခြစ်ခြင်းသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ကုက္ကုတ္တောနံ နိဝရ
 တန္တိ၊ ကုက္ကုတ္တောနံ နိဝရတံ ဟူသည်ကား၊ ကုက္ကုတ္တောနံ၊ ကုက္ကုတ္တောနံကို၊
 အာဝရတံ၊ တားမြစ်ခြင်းကို၊ နိဝရတံ၊ ဝိတ်ပင်ခြင်းကို၊ ပဟာနံ၊ ပထခြင်း
 ကို၊ ဝုပသမံ၊ ပြီးခြင်းကို၊ ပရိနိဿဝ္ဓံ၊ စွန့်ခြင်းကို၊ ပရိပသန္ဓံ၊ အလွန်
 ပြီးခြင်းကို၊ အမတံ၊ သေခြင်း ကင်းခြင်းကို၊ နိဗ္ဗာနံ၊ တဿောမှ တွက်
 ရောက်ခြင်းကို၊ ဝိမောက္ခန္တိ၊ ဝိမောက္ခဟူ၍၊ ပြုမိ၊ ငါတုရားဟောတော်မူ
 ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ကုက္ကုတ္တောနံ နိဝရတန္တိ ပဒေသံ၊ ကုက္ကုတ္တောနံ
 နိဝရတံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဘောနံ၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ ပဟာနံ ကာမဆန္ဒာနံ ဥပယုတိ ဘဂဝါ၊ ဒေါမနဿာန
 စူဘယံ၊ ထိနဿ စပနုဒနံ ကုက္ကုတ္တောနံ၊ နိဝါရတန္တိ၊ ပဟာနံ ကာမဆန္ဒာနံ ဥပ
 ယုတိ ဘဂဝါ၊ ဒေါမနဿာန စူဘယံ၊ ထိနဿ စပနုဒနံ ကုက္ကုတ္တောနံ၊ နိဝါရတံ
 ဟူ၍၊ အာဟာ၊ တောတော်မူပြီ၊ ဥပေက္ခာသတိသံသုဒ္ဓန္တံ၊ ဥပေက္ခာသတိ
 တို့ဖြင့် စင်ကြယ်သော စတုတ္ထဈာန်ကို ထည်းကောင်း၊ ဓမ္မတက္ကပ္ပပုဇေဇံ၊
 မဂ်နှင့် ဟူဉ်သော ဝိတက်လျှင်ရှေ့လွှားရှိသော၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာကို၊ ပဘေ
 ဓနံ၊ ဗျာဓိစီးတတ်သော အရဟတ္တဖိုလ်ကို၊ အညာဝိမောက္ခံ၊ အညာဝိ
 မောက္ခဟူ၍၊ ပပြုမိ၊ ငါတုရားဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ ဝိဿဇ္ဇေတိ၊
 ဖြေတော်မူပြီ၊ ဥပေက္ခာသတိသံသုဒ္ဓန္တိ၊ ဧတ္ထပဒေ၊ ဥပေက္ခာသတိသံ
 သုဒ္ဓိဟူသော ဤပုဒ်၌၊ ဥပေက္ခာတိ၊ ဥပေက္ခာဟူသည်ကား၊ စတုတ္ထဈာနေ၊
 စတုတ္ထဈာန်၌၊ ယာဉ္ဇပေက္ခာ၊ အကြင်သဘောအားဖြင့် ရှုသော အဇ္ဈတ္တ၊
 ပေက္ခာထည်းကောင်း၊ ဥပေက္ခာနိ၊ အသင့်အားဖြင့် ရှုသော အခြင်းအရာထည်း
 ကောင်း၊ အဇ္ဈတ္တပေက္ခာနာ၊ အလွန်သော ရှုခြင်းထည်းကောင်း၊ ဝိတ္တဿ၊ ဝိတ်
 ၏၊ သမတာ၊ အယုတ်အလွန်မရှိညီမျှသော အဖြစ်ထည်းကောင်း၊ ဝိတ္တပသာ
 ဝုတာ၊ ဝိတ်၏မပြန်သော အဖြစ် သည်ထည်းကောင်း၊ ဝိတ္တဿ၊ ဝိတ်၏၊
 မဇ္ဈတ္တတာ၊ လျော်လျှူရှုသော အဖြစ်ထည်းကောင်း၊ သတိတိ၊ သတိဟူသည်
 ကား၊ စတုတ္ထဈာနေ၊ စတုတ္ထဈာန်၌၊ ဥပေက္ခံ၊ ဟကြိမဇ္ဈတ္တပေက္ခာကို၊
 အာရပ္ပန္တိ၊ အာရုံပြု၍၊ ယာသတိ၊ အကြင်အောက်မေ့ခြင်း သတိထည်း
 ကောင်း၊ အနုဘဝတိ၊ အဘန်တလဲလဲ အောက်မေ့ခြင်း၊ သတိထည်း
 ကောင်း၊ (ပ)၊ သမ္မာသတိ၊ ကောင်းစွာအောက်မေ့ခြင်း သတိထည်းကောင်း၊
 ဥပေက္ခာသတိသံသုဒ္ဓန္တိ၊ ဥပေက္ခာသတိသံသုဒ္ဓိဟူသည်ကား၊ စတုတ္ထ
 ဈာနေ၊ စတုတ္ထဈာန်၌၊ ဥပေက္ခာစ၊ ဥပေက္ခာသည်ထည်းကောင်း၊ သတိစ၊
 သတိသည်ထည်းကောင်း၊ သုဒ္ဓါ၊ စင်ကြယ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊



ဝိသုဒ္ဓါ၊ အထူးသဖြင့်စင်ကြယ်ကုန်သည်။ သံသုဒ္ဓါ၊ ကောင်းစွာစင်ကြယ်
 ကုန်သည်။ ပရိသုဒ္ဓါ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်စင်ကြယ်ကုန်သည်။
 ပရိယောဒါတာ၊ မြီးမြို့ပြင်ရှိကုန်သည်။ အနက်တာ၊ ကိလေသာမရှိကုန်
 သည်။ ဝိဂတုပက္ကိလေသာ၊ ငြိမ်ညူးခြင်းကင်းကုန်သည်။ ခုဒုထုတာ၊ နူးညံ့
 စွာဖြစ်ကုန်သည်။ ကမ္မနိယာ၊ အမှုနှစ်ခုကုန်သည်။ မြိတာ၊ မတုန်မထုပ်ထည်
 ကြည်ကုန်သည်။ အာနေဇ္ဇပတ္တာ၊ မတုန်မထုပ်သောအဖြစ်သို့ရောက်ကုန်
 သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ အထိ၊ ဤသည်ထိုင်။ ဥပေက္ခာသတိသံသုဒ္ဓ
 န္တိ ပဒဿ၊ ဥပေက္ခာသတိသံသုဒ္ဓံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
 ဓမ္မတက္ကပူဇေ ဇေ န္တိ ဣပဒေ၊ ဓမ္မတက္ကပူဇေ ဇေ ဟူသော ဤပုဒ်၌၊ သမ္မာ
 သင်္ကပ္ပေါ၊ ကောင်းစွာကြံတတ်သောဝိတက်ကို၊ ဓမ္မတက္ကော၊ ဓမ္မတက္ကဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ သော၊ ထိုဓမ္မဝိတက်သည်။ အညာဝိမောက္ခဿ၊ အရ
 ဟတ္တဖိုလ်ဟူသောဝိမောက္ခ၏၊ အာဒိတော၊ အစအပြီးသည်။ ဟောတိ၊ ဖြစ်၏
 ပုရတော၊ ရှေ့ပြီးသည်။ ဟောတိ၊ ဖြစ်၏။ ပုဗ္ဗင်္ဂမော၊ ရှေ့သွားသည်။ ဟောတိ
 ဖြစ်၏။ ဣတိ ဇေဝိန္တိ ဤသို့လည်း၊ ဓမ္မတက္ကပူဇေ ဇေ န္တိ ပဒဿ၊ ဓမ္မတက္ကပူဇေ
 ဇေ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်းကား။ သမ္မာဒိဋ္ဌိ
 ကောင်းစွာမြင်တတ်သောစညာကို၊ ဓမ္မတက္ကော၊ ဓမ္မတက္ကဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏။ ယာ၊ အကြင်စညာသည်။ အညာဝိမောက္ခဿ၊ အရဟတ္တဖိုလ်
 ဟူသောဝိမောက္ခ၏၊ အာဒိတော၊ အစသည်။ ဟောတိ၊ ဖြစ်၏။ ပုရတော၊ ရှေ့
 ပြီးသည်။ ဟောတိ၊ ဖြစ်၏။ ပုဗ္ဗင်္ဂမော၊ ရှေ့သွားသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ
 ဇေဝိန္တိ ဤသို့လည်း၊ ဓမ္မတက္ကပူဇေ ဇေ န္တိ ပဒဿ၊ ဓမ္မတက္ကပူဇေ ဇေ ဟူသော
 ပုဒ်၏။ အတ္ထော၊ အနက်တည်း။ အထဝါ၊ တနည်းကား။ စတုန္ဒမဂ္ဂိနံ၊ ထေးပါး
 သောမဂ်ဘူ၏။ ပုဗ္ဗဘာဝဝိပဿနာ၊ ရှေးအတို့၌ဖြစ်သောအဘိဓာန်တလဲလဲ
 တတ်သောဝိပဿနာဉာဏ်ကို၊ ဓမ္မတက္ကော၊ ဓမ္မတက္ကဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၏။ ဟာ၊ ထိုဝိပဿနာဉာဏ်သည်။ အညာဝိမောက္ခဿ၊ အရဟတ္တဖိုလ်ဟူ
 သောဝိမောက္ခ၏၊ အာဒိ၊ အစသည်။ ဟောတိ၊ ဖြစ်၏။ ပုရတော၊ ရှေ့ပြီးသည်။
 ဟောတိ၊ ဖြစ်၏။ ပုဗ္ဗင်္ဂမော၊ ရှေ့သွားသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ ဇေဝိန္တိ ဤသို့
 လည်း၊ ဓမ္မတက္ကပူဇေ ဇေ န္တိ ပဒဿ၊ ဓမ္မတက္ကပူဇေ ဇေ ဟူသော ပုဒ်၏။ အ
 တ္ထော၊ အနက်တည်း။ အညာဝိမောက္ခံ ပဗြုမိတိ ဣတ္ထဝံဒေ၊ အညာဝိမောက္ခံ
 ပဗြုမိဟူသောဤပုဒ်၌၊ အရဟတ္တဝိမောက္ခော၊ ကိလေသာမှလွတ်ရာဖြစ်
 သောအရဟတ္တဖိုလ်ကို၊ အညာဝိမောက္ခော၊ အညာဝိမောက္ခဟူ၍၊ ဝုစ္စတိ၊ ဆို
 အပ်၏။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို၊ ဝိမောက္ခံ၊ ဝိမောက္ခဟူ၍၊ ပဗြုမိ အာ

စိက္ခာမိ၊ ငါတုရားဟောကြားတော်မူ၏၊ ဒေသေမိ၊ ဟော၏၊ ပညပေမိ၊ သိစေ
 ၏၊ ပဋ္ဌပေမိ၊ ထား၏၊ ဝိပရာမိ ဖွင့်၏၊ ဝိဘဇာမိ၊ ဝေဘန်၏၊ ဥတ္တာနိံ ကရောမိ
 ပေါ်သည်ကိုပြု၏၊ ပကာသေမိ၊ ထင်ရှားပြု၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 အညာဝိမောက္ခံ ပြုမိတိပဒေသ၊ အညာဝိမောက္ခံ ပြုမိဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ အဝိဇ္ဇာယပဘောဒနန္တိတ္ထေပဒေ၊ အဝိဇ္ဇာယပဘောဒနံ
 ဟူသောဤပုဒ်၌၊ အဝိဇ္ဇာတိ၊ အဝိဇ္ဇာဟူသည်ကား၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ အ
 ညာတံ၊ မထိခြင်းမဟာလည်းကောင်း၊ (လ)၊ အဝိဇ္ဇာ၊ မထိခြင်းလည်း
 ကောင်း၊ မောဂော၊ ဇုံးထွမ်းတတ်သောမောဟလည်းကောင်း၊ အကုသလ
 မူလံ၊ အကုသိုလ်၏တည်ရာဖြစ်သောမောဟလည်းကောင်း၊ ပဘောဒနန္တိ၊
 ပဘောဒနံဟူသည်ကား၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာကို၊ ပဘောဒနံ၊ မျက်ဆီးတတ်
 သော၊ ပဘောနံ၊ ပယ်တတ်သော၊ ဝူပသမံ၊ ငြိမ်းစေတတ်သော၊ ပဋိနိသ၊ ပ္ဍံ၊
 စွန့်တတ်သော၊ ပဋိပဿဒ္ဓံ၊ အလွန်ငြိမ်းစေတတ်သော၊ အမတံ၊ သေခြင်း
 ကင်းစေတတ်သော၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်စေတတ်သော၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ အဝိဇ္ဇာယပဘောဒနန္တိပဒေသ၊ အဝိဇ္ဇာယပဘောဒနံဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ တဂေါ၊ မြတ်စွာ
 တုရားသည်၊ ဥပေက္ခာသတိသံသုဒ္ဓံ ဓမ္မတက္ကပုရေဇံ အညာဝိမောက္ခံ ပြု
 မိအဝိဇ္ဇာယပဘောဒနန္တိ၊ ဥပေက္ခာသတိသံသုဒ္ဓံ ဓမ္မတက္ကပုရေဇံ အညာဝိ
 မောက္ခံ ပြုမိ၊ အဝိဇ္ဇာယပဘောဒနံဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

လောကော၊ လောကသည်၊ ကိံ သုသံယောဇနော၊ အဘယ်သို့သောသံ
 ယောဇဉ်ရှိသနည်း၊ တဿ၊ ထိုထောက၏၊ ဝိစာရတံ၊ ထိုမှဤမှသွားလာ
 ကြောင်းကား၊ ကိံ သု၊ အဘယ်နည်း၊ ကိဿ၊ ဤဘယ်မည်သောတရားကို၊
 ဝိပ္ပဟာဇနန၊ အထူးပယ်သဖြင့်၊ နိဗ္ဗာနံ ဣတိ၊ နိဗ္ဗာန်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်သ
 နည်း၊ ဣတိ၊ ဤသို့၊ ဥဒယော၊ ဥဒယအမည်ရှိသောပုစ္ဆာသည်၊ ပုစ္ဆိ၊ မေး
 ဝျောက်ပြီ။ ကိံ သုသံယောဇနောလောကောတိ၊ ကိံ သုသံယောဇနော
 လောကောဟူသည်ကား၊ လောကဿ၊ လောကကို၊ သံယောဇနံ၊ ဖွဲ့နှောင်
 ခြင်းသည်၊ ထဝ္ဂနံ၊ ငြိခြင်းသည်၊ ဗန္ဓနံ၊ ဖွဲ့ခြင်းသည်၊ ဥပတ္တိလေသော၊ ညစ်
 ညူးစေခြင်းသည်၊ ကိံ သု၊ အဘယ်နည်း၊ ကေန၊ အဘယ်တရားနှင့်၊ လော
 ကော၊ လောကသည်၊ ယုတ္တော၊ ဖွဉ်သည်၊ ပယုတ္တော၊ အပြားအားဖြင့်
 ဖွဉ်သည်၊ အာယုတ္တော၊ မြွေဖွဉ်သည်၊ သမာယုတ္တော၊ ကောင်းစွာ
 ဖွဉ်သည်၊ ထေဝ္ဂါ၊ ငြိသည်၊ ထဝ္ဂိတော၊ ငြိခြင်းသို့ရောက်သည်၊ ပလိဗဒ္ဓေါ၊
 အဘန်တလဲလဲဖွဲ့သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊

ကိံသုသံယောဇနောယောကော တိဒေသယ၊ ကိံသုသံယောဇနော ယော
 ကောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ကိံသုတဿ ဝိစာရဏန္တိ၊
 ကိံသုတဿ ဝိစာရဏံ ဟူသည့်ကား၊ တဿ၊ ထိုယောက၏။ စာရဏံ၊
 သွားခြင်းသည်။ ဝိစာရဏံ၊ ထိုမှ ဤမှသွားခြင်းသည်။ ပဋိဝိစာရဏံ၊ ထို
 ထိုသို့သော အာရုံသို့သွားခြင်း ထာခြင်းသည်။ ကိံသု၊ အဘယ်ကြောင့်
 ရှိသနည်း။ ကေန၊ အဘယ် တရားကြောင့်။ ယောကော၊ ယောကသည်။
 စရတိ၊ သွားလာ သနည်း။ ဝိစရတိ၊ ထိုမှဤမှသွားလာသနည်း။ ပဋိဝိစာရ
 တိ၊ ထိုထိုသို့သော အာရုံသို့သွားလာသနည်း။ ဣတိအယံ၊ ဤသည်လျှင်၊
 ကိံသုတဿ ဝိစာရဏန္တိ ပဒေသ၊ ကိံသုတဿ ဝိစာရဏံ ဟူသောပုဒ်၏။
 အတ္ထော၊ အနက်တည်း။ ကိံသု ဝိပ္ပဟာနေန နိဗ္ဗာန် ဣတိဂုဏ္ဍတိတိ၊ ကိံသု
 ဝိပ္ပဟာနေန နိဗ္ဗာန်ဣတိ ဂုဏ္ဍတိဟူ သည်ကား။ ဘိဿ၊ အဘယ် တရားကို၊
 ဝိပ္ပဟာနေန၊ အထူးပတ်သဖြင့်၊ ဝုပသမေန၊ ငြိမ်းစေသဖြင့်၊ ပဋိနိဝေ၊ ပွေ
 န၊ တတန် စွန့်သဖြင့်၊ ပဋိပဿဒ္ဓိယာ၊ အလွန်ငြိမ်းစေသဖြင့်၊ နိဗ္ဗာန်၊ နိဗ္ဗာန်
 ဟူ၍၊ ဂုဏ္ဍတိကထိယတိ၊ ဆိုအပ်သနည်း။ ဘဏိယတိ၊ ရွတ်အပ်သနည်း။
 ဒီဝိယတိ၊ ပြုအပ်သနည်း။ ဝေါဟာရီယတိ၊ ခေါ်ဝေါ်အပ်သနည်း။ ဣတိ
 အယံ၊ ဤသည်လျှင်၊ ကိံသု၊ ဝိပ္ပဟာနေန နိဗ္ဗာန်ဣတိဂုဏ္ဍတိတိဒေသ၊ ကိံသု
 ဝိပ္ပဟာနေန နိဗ္ဗာန်ဣတိဂုဏ္ဍတိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ကေန၊
 ထိုကြောင့်၊ သောပြာဟေယော၊ ထိုပုဏ္ဏဒိဋ္ဌေသသည်။ ကိံသုသံယောဇနောယော
 ကောကိံသုတဿ ဝိစာရဏံ ကိံသု ဝိပ္ပဟာနေန နိဗ္ဗာန်ဣတိဂုဏ္ဍတိတိ၊ ကိံ
 သုသံယောဇနောယောကော ကိံသုတဿ ဝိစာရဏံ ကိံသု ဝိပ္ပဟာနေန
 နိဗ္ဗာန်ဣတိဂုဏ္ဍတိဟူ၍၊ အာဟာ၊ သျှောက်ဆိုပြီး ။

ယောကော၊ ယောကသည်။ နန္ဒိသံယောဇနော၊ တဏှာဟူသောသံ
 ယောဇဉ်ရှိ၏။ ဝိတတ္ထော၊ ဝိတက်သည်။ အယော၊ ထိုယောက၏။ ဝိစာရဏော၊
 ထိုမှဤမှသွားလာရုံဝမ်းကြောင်းဖြစ်၏။ တဏှာယ၊ တဏှာကို၊ ဝိပ္ပဟာနေ
 န၊ အထူးပတ်သဖြင့်၊ နိဗ္ဗာန်ဣတိ၊ နိဗ္ဗာန်ဟူ၍၊ ဂုဏ္ဍတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊
 ဘဏိ၊ မြတ်စွာတရားသည်၊ ဝိသေဇဇ္ဇတိ၊ ဖြေတော်မူ၏။ နန္ဒိသံယော
 ဇနောယောကော၊ တိတ္ထေပဒေ၊ နန္ဒိသံယောဇနောယောကောဟူသောဤပုဒ်၌
 တဏှာ၊ တဏှာကို၊ နန္ဒိ၊ နန္ဒိဟူ၍၊ ဂုဏ္ဍတိ၊ ဆိုအပ်၏။ ယောရာဂေါ၊ အကြင်
 တံပ်ခြင်းတံဏှာသည်ကောင်း၊ သာရာဂေါ၊ ပြင်းစွာတံပ်ခြင်းတဏှာသည်
 ကောင်း၊ (လ)၊ အဘိဇ္ဈာ၊ အလွန်လိုချင်ခြင်း တံဏှာသည်ကောင်း။ ယော
 ကော၊ တံပ်ခြင်းတဏှာသည်ကောင်း၊ အကုသမ္မမူလံ၊ အကုသိုလ်၏တည်

ရာမြစ်သောကဏ္ဍာယည်းကောင်း၊ အသီး၊ ဤသည်ကို၊ နန္ဒီ၊ နန္ဒီဟူ၍၊ ဝုစ္ဆတိ၊
 သိုအပ်၏၊ အသိနန္ဒီ၊ ဤကဏ္ဍာသည်၊ လောကဿ၊ လောကကို၊ သိယောဇ
 နံ၊ ဖွဲ့ထွင်၏၊ ထဂ္ဂံ၊ ငြိမ်းစန့်နံ၊ ဖွဲ့၏၊ ဥပပ္ပိယေသော၊ ညစ်ညူးစေ၏၊ ဣမာယ
 နန္ဒီယာ၊ ဤကဏ္ဍာနှင့်၊ လောကော၊ လောကသည်၊ ယုတ္တော၊ ယှဉ်၏၊ ပယု
 ဣော၊ အပြားအေးဖြင့်ယှဉ်၏၊ အပယုဣော၊ အထူးသဖြင့်ယှဉ်၏၊ သမာယု
 ဣော၊ မြွှာယှဉ်၏၊ ယေဝ္ဂ၊ ငြိမ်းလွှဲတော့၊ ငြိခြင်းသို့၊ ရောက်၏၊ ပထိဗုဒ္ဓေါ၊
 မြွှာဖွဲ့၏၊ ဣတိ၊ အသိ၊ ဤသည်တွင်၊ နန္ဒီသံ၊ လောဇနော၊ လောကောကိုလေ
 သာ၊ နန္ဒီသံ၊ လောဇနာ၊ လောကောဟူသောပုဒ်၏၊ အဣတ္ထော၊ အနက်တည်း၊
 ဝိတက္ကဿဝိစာရဏောတိ၊ ဣတ္ထော၊ ဒ၊ ဝိတက္ကဿ၊ ဝိစာရဏော ဟူသောဤ
 ပုဒ်၌၊ ဝိတက္ကောတိ၊ ဝိကဏ္ဍာဟူသည်ကား၊ ဝိကဏ္ဍာ၊ ဝိကတ်တို့သည်၊ နဝ
 ကိုးပါးတို့တည်းကား၊ မဝိတက္ကော၊ မဝန္တိ၊ ဤသောဝိကတ်တည်းကောင်း၊
 ဗျာပါဒဝိတက္ကော၊ ဗျာနိ၊ ဆီးခြင်း၌ဤသော၊ ဝိကတ်တည်းကောင်း၊ ဝိတိ
 သာဝိတက္ကော၊ ညည်းဆဲခြင်း၌ဤသော၊ ဝိကတ်တည်းကောင်း၊ ညာတိဝိတ
 က္ကော၊ အမျိုး၌ဤသော၊ ဝိကတ်တည်းကောင်း၊ ဇနပဒဝိတက္ကော၊ ဇနပုဒ်၌
 ဤသောဝိကတ်တည်းကောင်း၊ အမရာဝိတက္ကော၊ အမရာမည်သောငါးကွဲ
 သို့ကတည်း၊ မြေမရှိဤသောဝိကတ်တည်းကောင်း၊ ပရာနုဒ္ဓယထာပရိသံယု
 က္ကောဝိတက္ကော၊ သူတပါးကို သနားခြင်းနှင့် ယှဉ်သော ဝိကတ်တည်း
 ကောင်း၊ သာဓာယက္ကော၊ သိဏောဏသံယုတ္တော၊ ထမတ်ချခြင်း အရိအသေ
 ပြုခြင်းအကျော် အစောဂါခြင်းနှင့် ယှဉ်သော၊ ဝိတက္ကော၊ ဝိကတ်တည်း
 ကောင်း၊ အနဝိညတ္တိ၊ မရှိသံယုတ္တော၊ ဝိညာတ်မပြုသည်နှင့်ယှဉ်သော၊ ဝိတ
 က္ကော၊ ဝိကတ်တည်း၊ ဣမာ၊ ဤသည်တို့ကို၊ နပဝိတက္ကော၊ ကိုးပါးသောဝိကတ်
 တို့ဟူ၍၊ ဝုစ္ဆတိ၊ သိုအပ်တုန်၏၊ ဣမေနာ၊ ဝိတက္ကော၊ ဤကိုးပါးသောဝိကတ်
 တို့သည်၊ လောကဿ၊ လောက၏၊ စာရဏာ၊ သွားလာ ကြောင်းတို့သည်၊
 ဝိစာရဏာ၊ ထိုမှဤမှသွားလာကြောင်းတို့သည်၊ မရိဝိစာရဏာ၊ ထိုထိုသို့
 သောအာရုံသို့ သွားလာကြစဉ်ကြောင်းတို့သည်၊ ဣမေဟိနု၊ ဝိတက္က
 ဟိ၊ ဤကိုးပါးသော ဝိကတ်တို့ဖြင့်၊ လောကော၊ လောကသည်၊ စရတိ၊
 သွားလာ၏၊ ဝိစရတိ၊ အထူးသဖြင့် သွားလာ၏၊ မရိစရတိ၊ အာရုံပြုသော
 အားဖြင့်သွားလာ၏၊ ဣတိ၊ အသိ၊ ဤသည်တွင်၊ ဝိတက္ကဿဝိစာရဏောတိ၊ လော
 ကော၊ ဝိတက္ကဿဝိစာရဏာဟူသော ပုဒ်၏၊ အဣတ္ထော၊ အနက်တည်း၊ ကဏ္ဍာ
 ယဝိပ္ပဟာနေနန္ဒိဗ္ဗာနံ၊ ဣတိ၊ ဝုစ္ဆတိ၊ တိတ္ထေပဒေ၊ ကဏ္ဍာယဝိပ္ပဟာနေနန္ဒိဗ္ဗာနံ
 ဣတိ၊ ဝုစ္ဆတိဟူသောပုဒ်၌၊ ကဏ္ဍာတိ၊ ကဏ္ဍာဟူသည်ကား၊ ရှုတက္ကော၊ ရှုပါ

ရုံနှိတပ်တော်သော တဏှာထည်းကောင်း၊ (လ)၊ ဓမ္မတဏှာ၊ ဓမ္မာရုံနှိတပ်
 တော်သော၊ တဏှာထည်းကောင်း၊ တဏှာယ၊ ဝိပဿနာန နိဗ္ဗာန်အုတ်၊ ရုက္ခတီ
 တီ၊ တဏှာယ၊ ဝိပဿနာန နိဗ္ဗာန် အုတ်၊ ရုက္ခတီဟူသည်၊ က၊ တဏှာယ၊
 တဏှာကို၊ ဝိပဿနာန၊ ပယ်သဖြင့်၊ ဝုဿမေန၊ ငြိမ်းပေးသဖြင့်၊ ပရိနိဿရေ
 န၊ တဘန်စွန့်သဖြင့်၊ ပရိပဿဒ္ဓိယာ၊ အလွန်ငြိမ်းစေသဖြင့်၊ နိဗ္ဗာန်၊ နိဗ္ဗာန်ဟူ
 ဤ၊ ရုက္ခတီပရုက္ခတီ၊ အပြားအားဖြင့် ဆိုအပ်၏။ က၊ ဝီရိယတီ၊ ဖော၊ အင်၏၊ တ
 တီ၊ ယတီ၊ ရှုတ်အပ်၏၊ ဒီဝီယတီ၊ ငြိအပ်၏၊ ဝေါဟာရီယတံ၊ ခေါ်ဝေါ်အပ်၏၊
 အုတ်အယ်၊ ဤသည်လျှင်း၊ တဏှာယ၊ ဝိပဿနာနနိဗ္ဗာန် အုတ်၊ ရုက္ခတီတီပဒ
 သ၊ တဏှာယ၊ ဝိပဿနာနနိဗ္ဗာန်အုတ်၊ ရုက္ခတီဟူသောဝုန်၏၊ အတ္ထော၊ အနက်
 ကည်း၊ ဓောန၊ ထိုကြောင့်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားသည်၊ နန္ဒိသံယောဇနော
 လောကောဝိတက္ကသ၊ ဝိစာရတော၊ တဏှာယ၊ ဝိပဿနာနနိဗ္ဗာန်အုတ်၊ ရုက္ခတီ
 တီ၊ နန္ဒိသံယောဇနောလောကော ဝိတက္ကသ၊ ဝိစာရတော၊ တဏှာယ၊ ဝိပဿ
 နာနနိဗ္ဗာန်အုတ်၊ ရုက္ခတီဟူ၏၊ အာဟ၊ ဟော၊ ဖော၊ ဝိမုဋ္ဌိ။ ။



ကထံ၊ အထယ်သို့၊ သတသ၊ သတိရှိသည်ဖြစ်၍၊ စရတော၊ ပညာအ
 ဆင်အခြင်ဖြင့်ကျင့်သောသူအား၊ ဝိညာတံ၊ ဝိညာ ဤသည်၊ ဥပရုက္ခတီ၊ ချုပ်
 သနည်း၊ ဘဂဝန္တံ၊ မြတ်စွာဘုရားသို့၊ ပုဋ္ဌ၊ များစွာကျန်သော အကျွန်ုပ်တို့
 သည်မေးခြင်း၍၊ အာဂမ္မ၊ သာလတ်ကျန်၍၊ တဝ၊ အရှင်ဘုရား၏၊ တံပစော၊
 ထိုစကားကို၊ သုတောမ၊ နာပါကျန်အံ့၊ ကထံသတသ၊ စရတောတီ၊
 ကထံသတသ၊ စရတော ဟူသည်၊ က၊ ကထံ၊ အထယ်သို့လျှင်း၊ သတသ၊
 သတိရှိသည်ဖြစ်၍၊ သမ္ပဇာနသ၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍၊ စရ
 တော၊ ကျင့်သော၊ ဝိစာရတော၊ နေသော၊ အုတ်၊ တော၊ အုတ်၊ ဝုထိက်ဖြစ်
 စေသော၊ ဝတ္ထယတော၊ ထည့်စေသော၊ ပါထယတော၊ စောင့်သော၊ ယပယ
 တော၊ မျှသော၊ ယပယတော၊ မျှစေသောသူအား၊ အုတ်အယ်၊ ဤသည်
 လျှင်း၊ ကထံသတသ၊ စရတောတီပဒသ၊ ကထံ သတသ၊ စရတောဟူ
 သောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဝိညာတံဥပရုက္ခတီတီ၊ ဝိညာတံဥပ
 ရုက္ခတီဟူသည်၊ က၊ ဝိညာတံ၊ ဝိညာဤသည်၊ ဥပရုက္ခတီ၊ ချုပ်သနည်း၊ ဝုပသ
 ဇ္ဇတီ၊ ငြိမ်းသနည်း၊ အတ္ထဝန္တတီ၊ ကွယ်ခြင်းသို့ ရောက်သနည်း၊ ပရိပဿမ္မ
 တီ၊ တဘန်ငြိမ်းသနည်း၊ အုတ်အယ်၊ ဤသည်လျှင်း၊ ဝိညာတံဥပရုက္ခတီတီ
 ပဒသ၊ ဝိညာတံဥပရုက္ခတီဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ တဂဝန္တံ
 ပုဋ္ဌ၊ မာဂဋာတီ၊ ဘဂဝန္တံပုဋ္ဌ၊ မာဂဋဟူသည်၊ က၊ ဘဂဝန္တံ၊ တုန်းတော်
 ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပုဋ္ဌ၊ များစွာကျန်သော အကျွန်ုပ်တို့သည်။

ပုစ္ဆိတုံ၊ မေးအံ့သတံဌါ၊ ယာစိတုံ၊ ကောင်းပန်အံ့သေဌါ၊ အဇ္ဈေသိတုံ၊
 တိုက်တွန်းအံ့သောဌါ၊ ပဿာဒေတုံ၊ ကြည်ညိုအံ့သောဌါ၊ အာဂမာ၊ လာပါ
 ကုန်၏၊ အာဂဏာ၊ လာကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏၊ ဥပဂတာ၊ အနီးသို့ကပ်
 ကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏၊ သရုတ္တာ၊ ရောက်ဆဲဒကုန်သည်၊ အမှာ၊ ဖြစ်
 ကုန်၏၊ တယာ၊ အရှင်ထုနားနှင့်၊ သဒ္ဓိံ၊ တက္ခ၊ သမာဂတာ၊ အညီအညွတ်
 စည်းဝေး ကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဘဂ
 ဝန္တံပုဋ္ဌါမာ ဝမှာတိ ပဒဿ၊ ဘဂဝန္တံ ပုဋ္ဌါမာ ဝမှာဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ တံသုဒဏာမဝစောတဝါတိတ္ထေပဒေ၊ တံသုဒဏာ
 မဝစောတဝဟူသော ဤပုဒ်နှင့်၊ တန္တိ၊ တံဟူသည်ကား၊ တုယှံ၊ အရှင်ထုနား
 ၏၊ ဝစနံ၊ စကားကို၊ ဗျပဝံ၊ ဆိုခြင်း၊ အကြောင်းကို၊ ဒေသနံ၊ ဟောခြင်းကို၊
 အနုသန္တိံ၊ အခုံးအမကို၊ သုဒဏာမ၊ နာကုန်အံ့၊ ဥပ္ပဏာမ၊ ကောင်းစွာယူ
 ကုန်အံ့၊ ဝေဒရမ၊ ဆောင်ကုန်အံ့၊ ဥပခေသေမ၊ အထူးသဖြင့် ဆောင်ကုန်အံ့၊
 ဥပထကောမ၊ အထူးသဖြင့် မှတ်ကုန်အံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ တံသု
 ဒဏာမဝစောတဝါတိပဒဿ၊ တံသုဒဏာမ ဝစောတဝ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုပုဏ္ဏား
 သည်၊ ကထံသ၊ ကထာစရုတော၊ ဝိညာဏံဥပရုတ္တတိ၊ ဘဂဝန္တံ ပုဋ္ဌါမာဝမှာ
 တံသုဒဏာမဝစောတဝါတိ၊ ကထံသ၊ ကထာစရုတော၊ ဝိညာဏံဥပရုတ္တတိ
 ဘဂဝန္တံ ပုဋ္ဌါမာဝမှာ၊ တံသုဒဏာမဝစော တဝဟူ၍၊ အာဟ၊ ဈေျောက်
 ဆိုပြီ။ ။

အတ္ထတ္ထပူ၊ အတ္ထတ္ထသန္တ နိဗ္ဗိယလည်းကောင်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓေ၊ နန္ဒာနိဗ္ဗိ
 လည်းကောင်း၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒတော၊ အလွန်မနှစ်သက်မှု၍၊
 ဝေ၊ ဤသို့၊ သ၊ ကထာ၊ ကထာစရုတော၊ ဝိညာဏံ၊ ဝိညာဏံဥပရုတ္တတိ၊ ဝေ
 တော၊ ကျင့်သောသူအား၊ ဝိညာဏံ၊ ဝိညာဏံဥပရုတ္တတိ၊ ဥပရုတ္တတိ၊ ချုပ်၏။ ။
 အတ္ထတ္ထပူဗဟိဒ္ဓါဝေဒနံ နာဘိနန္ဒတောတိ၊ အတ္ထတ္ထပူဗဟိဒ္ဓါဝေဒနံနာဘိ
 နန္ဒတောဟူသည်ကား၊ အတ္ထတ္ထပူဝေဒနာသု၊ အတ္ထတ္ထသန္တနိဗ္ဗိ ဖြစ်သောဝေဒ
 နာဘိနန္ဒ၊ ဝေဒနာနုပဝသိ၊ ဝေဒနာဟူ၍လျက်၊ ဝိဟရန္တော၊ နေသောသူသည်၊
 ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒတိ၊ အလွန်မနှစ်သက်အံ့၊ နာဘိဝဒတိ၊ အလွန်
 မခံစားအံ့၊ န၊ အတ္ထောသေတိ၊ အတ္ထုန်မကောင်သွင်းအံ့၊ အဘိနန္ဒနံ၊ အလွန်နှစ်
 သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန်ခံစားခြင်းကို၊ အတ္ထောသာနံ၊ အလွန်ဆောင်
 ခြင်းကို၊ ဝါတံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့် သုံးသပ်ခြင်းကို၊
 အဘိနိဝေသံ၊ နှလုံးသွင်းခြင်းကို၊ ပဗဟတိ၊ တွန့်အံ့၊ ဝိနောဒေတိ၊ ဈေျောက်အံ့၊

ဗျန္တိကရောဟိကင်းသည့်ကိုပြုအံ့၊ အနဘာဝံဂမေတိ၊ တတန်မဖြစ်ခြင်း
 သို့ရောက်စေအံ့၊ ဗဟိဒ္ဓါဝေဒနာယ၊ အပယန္တန်နိဖြစ်သောဝေဒနာတို့၌၊ ဝေ
 ဒနာနုပယိ၊ ဝေဒနာဟုအစဉ်ရှုထုတ်၊ ဝိဟရန္တော၊ နေသောသူသည်၊ ဝေဒနံ
 ဝေဒနာကို၊ နဘိနန္ဒာ၊ အလွန်နှစ်သက်အံ့၊ နဘိဝေဒတိ၊ အလွန်မခံစား
 အံ့၊ နအဇ္ဈာသေတိ၊ အလွန်မဆောင်သွင်းအံ့၊ အဘိနန္ဒနံ၊ အလွန်နှစ်သက်
 ခြင်းကို၊ အဘိဝေဒနံ၊ အလွန်ခံစားခြင်းကို၊ အဇ္ဈာယာနံ၊ အလွန်ဆောင်သွင်း
 ခြင်းကို၊ ဝါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့် သုံးသပ်ခြင်းကို၊
 အဘိနိဇေသံ၊ နှလုံးသွင်းခြင်းကို၊ ပဇာတိ၊ စွန့်၏၊ ဝိနော၊ ဧတိ၊ ဖျောက်၏၊
 ဗျန္တိကရောဟိကင်းသည့်ကိုပြုအံ့၊ အနဘာဝံဂမေတိ၊ တတန်မဖြစ်ခြင်း
 သို့ရောက်စေအံ့၊ အဇ္ဈတ္တဗဟိဒ္ဓါဝေဒနာယ၊ အတွင်းသန္တာန် အပယန္တန်နိ
 ဖြစ်ကုန်သောဝေဒနာတို့၌၊ ဝေဒနာနုပယိ၊ ဝေဒနာဟုရှုထုတ်၊ ဝိဟရန္တော၊
 နေသောသူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ နဘိနန္ဒာ၊ အလွန်နှစ်သက်၊ နဘိ
 ဝေဒတိ၊ အလွန်မခံစား၊ နအဇ္ဈာသေတိ၊ အလွန်မဆောင်သွင်း၊ အဘိနန္ဒနံ
 အလွန်နှစ်သက်ခြင်းကို၊ အဘိဝေဒနံ၊ အလွန်ခံစားခြင်းကို၊ အဇ္ဈာယာနံ၊
 အလွန်ဆောင်သွင်းခြင်းကို၊ ဝါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအား
 ဖြင့်သုံးသပ်ခြင်းကို၊ အဘိနိဇေသံ၊ နှလုံးသွင်းခြင်းကို၊ ပဇာတိ၊ စွန့်၏၊ ဝိ
 နော၊ ဧတိ၊ ဖျောက်၏၊ ဗျန္တိကရောဟိကင်းသည့်ကိုပြုအံ့၊ အနဘာဝံဂမေ
 တိ၊ တတန်မဖြစ်ခြင်းသို့ ရောက်စေအံ့၊ အဇ္ဈတ္တံ၊ သရဒယံ၊ ဓမ္မာနုပယိ၊ မိမိ
 သန္တာန်နိဖြစ်ခြင်းသဘောကိုအစဉ်ရှု၍၊ ဝေဒနာယ၊ ဝေဒနာတို့၌၊ ဝေဒနာနု
 ပယိ၊ ဝေဒနာဟုရှုထုတ်၊ ဝိဟရန္တော၊ နေသောသူသည်၊ ဝေဒနံ၊ ဝေဒနာ
 ကို၊ နဘိနန္ဒာ၊ အလွန်နှစ်သက်၊ နဘိဝေဒတိ၊ အလွန်မခံစား၊ နအဇ္ဈာ
 သေတိ၊ အလွန်မဆောင်သွင်း၊ အဘိနန္ဒနံ၊ အလွန်နှစ်သက်ခြင်းကို၊ အဘိဝေ
 ဒနံ၊ အလွန်ခံစားခြင်းကို၊ အဇ္ဈာယာနံ၊ အလွန်ဆောင်သွင်းခြင်းကို၊ ဝါဟံ၊
 ယူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့် သုံးသပ်ခြင်းကို၊ အဘိနိဇေသံ၊
 နှလုံးသွင်းခြင်းကို၊ ပဇာတိ၊ စွန့်၏၊ ဝိနော၊ ဧတိ၊ ဖျောက်၏၊ ဗျန္တိကရော
 ဟိကင်းသည့်ကိုပြုအံ့၊ အနဘာဝံဂမေတိ၊ တတန်မဖြစ်ခြင်းသို့ ရောက်စေ
 အံ့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ ပယံဓမ္မာနုပယိ၊ ပျက်ခြင်းသဘောကိုအစဉ်ရှု၍၊
 ဝေဒနာယ၊ ဝေဒနာတို့၌၊ ဝေဒနာနုပယိ၊ ဝေဒနာဟုအစဉ်ရှုထုတ်၊ ဝိဟ
 ရန္တော၊ နေသောသူသည်၊ (ပ)၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သရဒယံ၊ ဝယံဓမ္မာနု
 ပယိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောကို အစဉ်ရှု၍၊ ဝေဒနာယ၊ ဝေဒနာတို့၌၊
 ဝေဒနာနုပယိ၊ ဝေဒနာဟုအစဉ်ရှုထုတ်၊ ဝိဟရန္တော၊ နေသောသူသည်၊ (စ)

ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌၊ သမုဒယဓမ္မာနုပသယိ၊ ဖြစ်ခြင်းသဘောကိုအစဉ်
ရှုထောက်၊ ဝေဒနာသု၊ ဝေဒနာတို့၌၊ ဝေဒနာနုပသယိ၊ ဝေဒနာဟု အစဉ်ရှုထောက်၊
ဝိဟရဇ္ဇော၊ နေသေသယူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒတိ၊ အလွန်မ
နှစ်သက်၊ နာဘိဝဒတိ၊ အလွန်မခံစား၊ နအဇ္ဈောသေတိ၊ အလွန်မဆောင်
သွင်း၊ အဘိနန္ဒနံ၊ အလွန်နှစ်သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန်ခံစားခြင်းကို၊
အဇ္ဈောသသနံ၊ အလွန်ဆောင်သွင်းခြင်းကို၊ ဂါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊
မှားသောအားဖြင့်သုံးသပ်ခြင်းကို၊ အဘိနိဝေသံ၊ နှလုံးသွင်းခြင်းကို၊ ဗဇဟ
တိ၊ စွန့်၏၊ ဝိနောဒေတိ၊ ပျောက်၏၊ ဗျန္တိံ၊ ကရောတိ၊ ကင်းသည်ကိုပြု၏၊ အန
တာဝံဂမေတိ၊ တာဝန်မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်
၌၊ ဝယဓမ္မာနုပသယိ၊ ပျက်ခြင်းသဘောကိုအစဉ်ရှု၍၊ ဝေဒနာသု၊ ဝေဒနာတို့
၌၊ ဝေဒနာနုပသယိ၊ ဝေဒနာဟု အစဉ်ရှုထောက်၊ ဝိဟရဇ္ဇော၊ နေသေသယူ
သည်၊ (ပ)၊ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌၊ သမုဒယဓမ္မာနုပသယိ၊ ဖြစ်ခြင်း
ပျက်ခြင်းသဘောကိုအစဉ်ရှု၍၊ ဝေဒနာသု၊ ဝေဒနာတို့၌၊ ဝေဒနာနုပသယိ၊
ဝေဒနာဟုအစဉ်ရှုထောက်၊ ဝိဟရဇ္ဇော၊ နေသေသယူသည်၊ (ပ)၊ အဇ္ဈတ္တဗဟိ
ဒ္ဓါ၊ မိမိသန္တာန်သူတပါးသန္တာန်တို့၌၊ သမုဒယဓမ္မာနုပသယိ၊ ဖြစ်ခြင်းကိုအ
စဉ်ရှု၍ ဝေဒနာသု၊ ဝေဒနာတို့၌၊ ဝေဒနာနုပသယိ၊ ဝေဒနာဟုအစဉ်ရှုထောက်၊
ဝိဟရဇ္ဇော၊ နေသေသယူသည်၊ (ပ)၊ အဇ္ဈတ္တဗဟိဒ္ဓါ၊ မိမိသန္တာန် သူတပါး
သန္တာန်၌၊ ဝယဓမ္မာနုပသယိ၊ ပျက်ခြင်းသဘောကိုအစဉ်ရှု၍၊ ဝေဒနာသု၊ ဝေ
ဒနာတို့၌၊ ဝေဒနာနုပသယိ၊ ဝေဒနာဟုအစဉ်ရှုထောက်၊ ဝိဟရဇ္ဇော၊ နေသေသယူ
သည်၊ (ပ)၊ အဇ္ဈတ္တဗဟိဒ္ဓါ၊ မိမိသန္တာန်သူတပါးသန္တာန်၌၊ သမုဒယဓမ္မ
ာနုပသယိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောကို အစဉ်ရှု၍၊ ဝေဒနာသု၊ ဝေဒနာ
တို့၌၊ ဝေဒနာနုပသယိ၊ ဝေဒနာဟုအစဉ်ရှုထောက်၊ ဝိဟရဇ္ဇော၊ နေသေသယူ
သည်၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒတိ၊ အလွန်မနှစ်သက်၊ နာဘိဝဒတိ၊ အ
လွန်မခံစား၊ နအဇ္ဈောသေတိ၊ အလွန်မဆောင်သွင်း၊ အဘိနန္ဒနံ၊ အလွန်နှစ်
သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန်ခံစားခြင်းကို၊ အဇ္ဈောသသနံ၊ အလွန်
ဆောင်သွင်းခြင်းကို၊ ဂါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့်သုံး
သပ်ခြင်းကို၊ အဘိနိဝေသံ၊ နှလုံးသွင်းခြင်းကို၊ ဗဇဟတိ၊ စွန့်၏၊ ဝိနောဒေတိ၊
ပျောက်၏၊ ဗျန္တိံ၊ ကရောတိ၊ ကင်းသည်ကိုပြု၏၊ အနတာဝံဂမေတိ၊ တာဝန်
မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဣမေဟိ ဣဒမဟိ အာကဝေယဟိ၊ ဤတဆဲ့
နှစ်ပါးတုန်လေးအဖြစ်၊ အရာတို့ဖြင့်၊ ဝေဒနာသု၊ ဝေဒနာတို့၌၊ ဝေဒနာနု
ပသယိ၊ ဝေဒနာဟု အစဉ်ရှုထောက်၊ ဝိဟရဇ္ဇော၊ နေသေသယူသည်၊ (လ)။

အနာဘာဝဂမေတိ၊ တာဘန်မဖြစ်ခြင်းသို့ ရောက်စေ၏။ အယဝါ၊ တနည်း
 ကား၊ ဝေဒနံ၊ ဝေဒနာကို၊ အနိစ္စတော၊ အမြဲမရှိသော အားဖြင့်၊ ပဿန္တော၊
 ရှုသောသူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒကိ၊ အလွန် မနှစ်သက်၊
 နာဘိဝဒတိ၊ အလွန်မခံစား၊ နအန္တောသေတိ၊ အလွန် မဆောင်သွင်း၊
 အဘိနန္ဒနံ၊ အလွန် နှစ်သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန် ခံစားခြင်းကို၊
 အန္တောသာနံ၊ အလွန် ဆောင်သွင်း ခြင်းကို၊ ဂါဟံ၊ ယူခြင်းကို၊ ပရာမာ
 သံ၊ မှားသော အားဖြင့် သုံးသပ်ခြင်းကို၊ အဘိနိဝေသံ၊ နှလုံးသွင်းခြင်း
 ကို၊ ပဇဟတိ၊ စွန့်၏၊ ဝိနောဒေတိ၊ ပျောက်၏။ ဗျန္တိံ၊ ကရောတိ၊ ကင်း
 ခြင်းကိုပြု၏။ အနာဘာဝဂမေတိ၊ တာဘန်မဖြစ်ခြင်းသို့ရောက်စေ၏။ ဝေဒနံ၊
 ဝေဒနာကို၊ ဒုက္ခတော၊ ဟင်းရဲသော အားဖြင့်၊ ရောဂတော၊ အနာအား
 ဖြင့်၊ ဣတ္ထတော၊ ကိလေသာကို ပုဂ္ဂိုလ်ခြင်း ဟူသောအိုင် အနာအားဖြင့်၊
 သဗ္ဗတော၊ မြူးကဲ့သို့အတွင်းသို့ဝင်တက်သော သဘောအားဖြင့်၊ အစာ
 တော၊ မကောင်းမှုအားဖြင့်၊ အာဗာဓော၊ ကျင့်နာသောအားဖြင့်၊ (ပ) နိသာ
 ရဏတော၊ ပင့်မှထွက်မြောက်ဘက်သောအားဖြင့်၊ ပဿန္တော၊ ရှုသောသူ
 သည်၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒကိ၊ အလွန်မနှစ်သက်၊ နာဘိဝဒတိ၊ အ
 လွန်မခံစား၊ နအန္တောသေတိ၊ အလွန်မဆောင်သွင်း၊ အဘိနန္ဒနံ၊ အလွန်နှစ်
 သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန်ခံစားခြင်းကို၊ အန္တောသာနံ၊ အလွန်
 ဆောင်သွင်းခြင်းကို၊ ဂါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအားဖြင့်သုံး
 သပ်ခြင်းကို၊ အဘိနိဝေသံ၊ နှလုံးသွင်းခြင်းကို၊ ပဇဟတိ၊ စွန့်၏၊ ဝိနောဒေတိ၊
 ပျောက်၏။ ဗျန္တိံ၊ ကရောတိ၊ ကင်း သည်ကိုပြု၏။ အနာဘာဝဂမေတိ၊ တာဘန်
 မဖြစ်ခြင်းသို့ ရောက်စေ၏။ ဣတ္ထာလိသာယ၊ လေးဆဲ နှစ်ပါးအတိုင်းအ
 နှည်ရှိသော၊ ဣမေတိကာအာပေတိ၊ ဤ သို့သောအခြင်းအရာတို့ဖြင့်၊ ဝေဒနာ
 သု၊ ဝေဒနာဟူ၍၊ ဝေဒနာနုပသတိ၊ ဝေဒနာဟုအစဉ်ရှုထုတ်၊ ဝိပ၊ ရန္တော၊ နေ
 သောသူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ နာဘိနန္ဒကိ၊ အလွန်မနှစ်သက်၊ နာဘိ
 ဝဒတိ၊ အလွန်မခံစား၊ နအန္တောသေတိ၊ အလွန်မဆောင်သွင်း၊ အဘိနန္ဒနံ၊
 အလွန်နှစ်သက်ခြင်းကို၊ အဘိဝဒနံ၊ အလွန်ခံစားခြင်းကို၊ အန္တောသာနံ၊
 အလွန်ဆောင်သွင်းခြင်းကို၊ ဂါဟံ၊ ယူခြင်းကို၊ ပရာမာသံ၊ မှားသောအား
 ဖြင့်သုံးသပ်ခြင်းကို၊ အဘိနိဝေသံ၊ နှလုံးသွင်းခြင်းကို၊ ပဇဟတိ၊ စွန့်၏၊
 ဝိနောဒေတိ၊ ပျောက်၏။ ဗျန္တိံ၊ ကရောတိ၊ ကင်းသည်ကိုပြု၏။ အနာဘာဝ
 ဂမေတိ၊ တာဘန်မဖြစ်ခြင်းသို့ ရောက်စေ၏။ ဣဘိအယံ၊ ဤသည်လျှင်၊
 အတ္တတ္တဗ္ဗဗဟိဒ္ဓါဝေဒနံ၊ နာဘိနန္ဒတောဘိဝဒသံ၊ အတ္တတ္တဗ္ဗဗဟိဒ္ဓါဝေဒနံ



နာဘိနန္ဒတောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဧဝံသတဿ စရတော
 တိ၊ ဧဝံသတဿ စရတောဟူသည်ကား။ ဧဝံ၊ ဤသို့။ သကဿ၊ သက်ရှိ
 သည်ဖြစ်၍။ သမ္ပဇာနဿ၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍။ စရတော၊ ကျင့်
 သောသူအား။ ဝိဟရတော၊ နေသောသူအား။ ဣရိယံတေ၊ ဣရိယာပုထ်ကို
 ဖြစ်စေသောသူအား။ ဝတ္တကော၊ ကျင့်သောသူအား။ ပါယယတော၊ စောင့်
 သောသူအား။ ယပယတော၊ မှုသောသူအား။ ယာပယတော၊ မှုစေသောသူ
 အား။ ဣဘိအဘံ၊ ဤသည်လျှင်။ ဧဝံသတဿ စရတောတိပဒယ၊ ဧဝံသ
 တဿ စရတောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဝိညာဏံဥပရုဇ္ဈတိ
 တိ၊ ဝိညာဏံဥပရုဇ္ဈတိဟူသည်ကား။ ပုညာတိသင်္ခါ၊ ရသဟဂတံ၊ ကုသိုလ်
 အဘိသင်္ခါ၊ ရှေ့တွင်တကွဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ ထည်းကောင်း။
 အပုညာသိသင်္ခါ၊ ရသဟဂတံ၊ အကုသိုလ်အဘိသင်္ခါ၊ ရှေ့တွင်တကွဖြစ်သော။
 ဝိညာဏံ၊ ဝိညာဉ်သည်။ ထည်းကောင်း။ အာနေဇ္ဇာဘိသင်္ခါ၊ ရသဟဂတံ၊
 အာနေဇ္ဇာဘိသင်္ခါ၊ ရှေ့တွင် တကွဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ ထည်း
 ကောင်း။ နိရုဇ္ဈတိ၊ ချုပ်၏။ ဥပယမ္ပတိ၊ ငြိမ်း၏။ အတ္ထံဂစ္ဆတိ၊ ကုယ်ခြင်းသို့
 ရောက်၏။ ပဋိဝေပစ္ဆတိ၊ ဟတန်ငြိမ်း၏။ ဣတိအယံ၊ ဤသည်လျှင်။ ဝိညာ
 ဏံဥပရုဇ္ဈတိတိပဒယ၊ ဝိညာဏံဥပရုဇ္ဈတိဟူသောပုဒ်၏။ အတ္ထော၊ အနက်
 တည်း။ တေန၊ ယုံကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္တတ္တဗ္ဗဗဟိဒ္ဓါစ
 ဝေဒနံ နာဘိနန္ဒတော၊ ဧဝံသတဿ စရတော ဝိညာဏံ ဥပရုဇ္ဈတိတိ၊
 အတ္တတ္တဗ္ဗဗဟိဒ္ဓါစဝေဒနံ နာဘိနန္ဒတော ဝိညာဏံဥပရုဇ္ဈတိဟူ၍။ အာဟာ၊
 ဘောတော်မူပြီး။ သဘာဂါထာပရိယောသဒဿ၊ ဂါထာဆုံးသည်နှင့်တပြိုင်
 နက်။ (လ)။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မေ၊ အကျွန်ုပ်၏။ သတ္ထော၊ ဆရာပါ
 တည်း။ အဘံ၊ အကျွန်ုပ်သည်။ သာဝကော၊ တပည့်သည်။ အတ္ထိ၊ ဖြစ်၏။ ဣတိ၊
 ဤသို့။ အဝေါစ သျှောက်၏။ ဥဒယပဉ္စံ၊ ဥဒယမည်သော ပုတ္တံး၏အမေး
 ပြဿနာသည်။ သမတ္တံ၊ ပြီးပြီ။ ။

ပေါသာထပဉ္စသုတ္တန်နိဒ္ဒေသ၊

ယောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ အဘိတံ၊ လွန်လေပြီးသော
 ဘဝကို။ အဝေဒိဿတိ၊ ညွှန်းပြခြင်းတစ်ခုတစ်ခု၏။ အနေဇော၊ တဏှာတည်းဟူ
 သောမြေမရှိလိမ့်သောယော၊ ဖြတ်အင်ပြီးသောယံမှားခြင်းရှိ၏။ သဗ္ဗဓမ္မာနံ၊
 ခပ်သိမ်းကုန်သောဘုရားဘို့၏။ ပါရဂူ၊ ကမ်းတဘက်သို့ရောက်၏။ အတ္ထိ

ပညောန၊ အမေးပြု သနာဖြင့် အလိုရှိသော သူအပေါင်းသည်။ အာဂမ္ဗိယ နည်း
 ကပ်အပ်သောဝမ်း၊ အရှင်တုရားတို့၊ ပုစ္ဆိ၊ မေးလျှောက်၏၊ ဣတိ ဤသို့ အာ
 ယသ္မာ၊ ရှည်သောအသက်ရှိသော၊ ဝေါသဝသော၊ ဝေါသဝသမည်သော
 ပုစ္ဆိသည့်၊ အပေါ်စ၊ လျှောက်၏။ ယေား၊ အတိတ်အာဒိသ၊ တိတိ၊ ဝေဠု၊ ပဒေ၊
 ယောအတိတ်အာဒိသ၊ တိဟူသော ဤပုဂ္ဂိုလ်၊ ယောတိ၊ ယောဟူသည့်ကား၊
 ယောသောဘဝဝါ၊ အပြင်မြတ်စွာတုရားသည်။ သယံတု၊ မိမိအလိုလို
 ဖြစ်တော်မူ၏။ အနာစရိယကော၊ ဆရာမရှိတဲ့လျက်၊ ပုဗ္ဗေ၊ မှေးမှေးအနုသု
 ကောသု၊ မကြားဘူးကုန်သော၊ ဝေဠုသု၊ တရားတို့၌၊ သာမံ၊ မိမိအလိုလို
 ကျင်၊ သစ္စာနံ၊ သစ္စာလေ၊ ပါးတို့ကိုး၊ အတိတ်သံဃုန္တိ၊ အလွန်ထိုးတွင်း၍တိတော်
 မူပြီ၊ တုည္ဇစ၊ ထိုသစ္စာလေးပါးတို့၌လည်း၊ သုဗ္ဗညုတံ၊ အထုံးစုံအကြွင်းမရှိ
 ထိသောအဖြစ်သို့၊ ပစ္စေသ၊ ရောက်တော်မူပြီ၊ ဗရေသုစ၊ အထိပါးသော
 အားတို့၌လည်း၊ ဝထိဘာဝံ၊ ထေရသောသောအဖြစ်သို့၊ ပစ္စေသ၊ ရောက်တော်
 မူပြီ၊ အတိတ်အာဒိသတိတိ၊ အတိတ်အာဒိသတိဟူသည့်ကား၊ ဘဝဝါ၊ မြတ်
 စွာတုရားသည်။ အတ္ထုနာစ၊ တိုက်တော်မူ၏။ သည့်၊ ကောင်း၊ ဗရေသုဗ္ဗသုတ
 ပါးတို့၌လည်းကောင်း၊ အတိတ်ပိ၊ လွန်လေပြီးသောဘဝကိုလည်း၊ အာဒိ
 သတိ၊ ညွှန်းတော်မူဖတ်၏။ အနာဂတံပိ၊ ထာဝတ္ထံ၊ သောဘဝကိုလည်း၊
 အာဒိသတိ၊ ညွှန်းတော်မူဖတ်၏။ ပစ္စုပ္ပန်ပိ၊ မြစ်ဆင်းသော ဘဝကိုလည်း၊
 အာဒိသတိ၊ ညွှန်းတော်မူဖတ်၏။ ဝထိ၊ အထိသို့လျှင် ဘဝဝါ၊ မြတ်စွာ
 တုရားသည်။ အတိတ်၊ လွန်လေပြီးသောဘဝကို၊ အာဒိသတိ၊ ညွှန်းတော်မူ
 နည်း၊ ဘဝဝါ၊ မြတ်စွာတုရားသည်။ အတ္ထုနာစ၊ တိုက်တော်မူ၏။ အတိတ်၊
 လွန်လေပြီးသော၊ ကေဝိဇာတိ၊ တရား၊ သောဘဝကိုလည်း၊ အာဒိသတိ၊ ညွှန်း
 တော်မူ၏။ နေပိဇာတိယော၊ နှစ်ဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။
 တိသောပိဇာတိယော၊ သုံးဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။
 စတသောပိဇာတိယော၊ လေးဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။
 ဝပ္ပပိဇာတိယော၊ ငါးဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။ (၈)။ ဒသ
 ပိဇာတိယော၊ ဆယ်ဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။ ဝိဝံပိဇာ
 တိယော၊ နှစ်ဆယ်သောဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။ တိံသံ
 ပိဇာတိယော၊ သုံးဆယ်သောဘဝတို့ကိုလည်း၊ အာဒိသတိ၊ ညွှန်းတော်မူ၏။
 စတ္တာဝိသံပိဇာတိယော၊ လေးဆယ်သော ဘဝတို့ကိုလည်း၊ အာဒိသတိ၊
 ညွှန်းတော်မူ၏။ ဝညာသံပိဇာတိယော၊ ငါးဆယ်သောဘဝတို့ကိုလည်း၊ အာဒိ
 သတိ၊ ညွှန်းတော်မူ၏။ (၉)။ ဇာတိသံပိ၊ ဘဝကုရ်လည်းကောင်း၊ ဇာတိ

သသာဒေန္တိ၊ ဘဝတထေဝင်ကိုလည်းကောင်း၊ ဇာတိသတသဟဒေန္တိ၊ ဘဝ
 တထိမ်းကိုလည်းကောင်း၊ အနေကော၊ များစွာကုန်သော၊ သံဝရကပွေဝိ၊
 သံဝရကပ်ဘို့ကိုလည်းကောင်း၊ အနေကော၊ များစွာကုန်သော၊ ဝိဝရကပွေဝိ၊
 ဝိဝရကပ်ဘို့ကိုလည်းကောင်း၊ အနေကော၊ များစွာကုန်သော၊ သံဝရဝိဝရ
 ကပွေဝိ၊ သံဝရကပ်ဝိဝရကပ်ဘို့ကိုလည်းကောင်း၊ အာဒိသတိ၊ ညွှန်းတတ်
 ၏၊ အမုတြ၊ ဤမည်သောဘဝဤမည်သောကပ်၌၊ ဇေနာမေ၊ ဤသို့အမည်
 ရှိသည်၊ ဇေဂေါတ္တော၊ ဤသို့သော အန္တယ်ရှိသည်၊ ဇေဝတ္တော၊ ဤသို့သော အ
 ဆင်းရှိသည်၊ ဇေမာဟာရော၊ ဤသို့သော အစာအဟာရရှိသည်၊ ဇေသုခဒုက္ခ
 ပဋိသံဝေဒိ၊ ဤသို့သောချမ်းသာဆင်းရဲကိုခံစားရသည်၊ ဇေမာယုပရိဟန္တော၊
 ဤသို့သော အသက်အပိုင်းအခြားရှိသည်၊ အာထိ၊ ဖြစ်ပြီ၊ သောအဟံ၊ ထိုငါ
 သည်၊ တတော၊ ထိုဘဝမှ၊ ရတော၊ ရတေသည်ရှိသော်၊ အမုတြ၊ ဤမည်
 သောဘာ၌၊ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ၊ ပတြာပိ၊ ထိုဘဝ၌လည်း၊ ဇေနာမေ၊ ဤ
 သို့သော အမည်ရှိသည်၊ ဇေဂေါတ္တော၊ ဤသို့သော အန္တယ်ရှိသည်၊ ဇေဝတ္တော၊
 ဤသို့သော အဆင်းရှိသည်၊ ဇေမာဟာရော၊ ဤသို့သော အစာအဟာရရှိ
 သည်၊ ဇေသုခဒုက္ခပဋိသံဝေဒိ၊ ဤသို့သောချမ်းသာဆင်းရဲကိုခံစားရသည်၊
 ဇေမာယုပရိဟန္တော၊ ဤသို့သော အသက်အပိုင်းအခြားရှိသည်၊ အာထိ၊
 ဖြစ်ပြီ၊ သောအဟံ၊ ထိုငါသည်၊ တတော၊ ထိုဘဝထိတားနတ်ပြည်မှ၊ ရတော၊
 ရတေသည်ရှိသော်၊ ဣမ၊ ဤပစ္စိမတ၌၊ ဥပပန္နော၊ ဖြစ်တော်မူ၏၊ ဣတိ၊
 ဤသို့၊ သာကာရံ၊ အခြင်းအရာနှင့်တကွသော၊ သဥဒ္ဓေသံ၊ ညွှန်ခြင်းနှင့်တ
 ကွသော၊ အနေကမိတိတံ၊ ဟပါးမကများသော အပြားရှိသော၊ ဗုဗ္ဗနိဝါ
 သံ၊ ရှေး၌နေခဲ့ဘူးသော ခန္ဓာအစဉ်ကို၊ အာဒိသတိ၊ ညွှန်းတော်မူ၏၊ ဣတိ၊
 ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္တနော၊ ကိုယ်တော်၏၊ အတိတံ၊
 လွန်ပြီးသော ဘဝကို၊ အာဒိသတိ၊ ညွှန်းတတ်၏၊ ကထံ၊ အဘယ်သို့လျှင်၊
 တဂဝါ၊ မြတ်စွာထုရားသည်၊ ပရေသံ၊ သူတပါးတို့၏၊ အတိတံ၊ လွန်လေပြီး
 သောဘဝကို၊ အာဒိသတိ၊ ညွှန်းတတ်သည်၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ ပရေသံ၊ သူတပါးတို့၏၊ အတိတံ၊ လွန်လေပြီးသော၊ ကေပိဇာတိ၊
 တဘဝကိုလည်း၊ အာဒိသတိ၊ ညွှန်းတတ်၏၊ ဧပိဇာတိသော၊ နှစ်ဘဝတို့
 ကိုလည်း၊ အာဒိသတိ၊ ညွှန်းတတ်၏၊ (ဣ)၊ အနေကော၊ များစွာကုန်
 သော၊ သံဝရဝိဝရကပွေဝိ၊ သံဝရကပ်ဝိဝရကပ်ဘို့ကိုလည်း၊ အာဒိသတိ၊
 ညွှန်းတတ်၏၊ အမုတြ၊ ဤမည်သော ဘဝဤမည်သောကပ်၌၊ ဇေနာမေ၊
 ဤသို့သော အမည်ရှိသည်၊ ဇေဂေါတ္တော၊ ဤသို့သော အန္တယ်ရှိသည်၊ ဇေ

ဝဇ္ဇော၊ ဤသို့သော အဆင်းရှိသည်။ ဝေမာဟာရော၊ ဤသို့သော အစာအ
 ဟာရရှိသည်။ ဇေံသုခရက္ခဝဋ်ဝေဒိ၊ ဤသို့သော ချမ်းသာဆင်းရဲကိုခံစား
 ရသည်။ ဝေမာယုပရိယန္တော၊ ဤသို့သော အသက်အပိုင်းအခြားရှိသည်။
 အာသိ ဖြစ်၏။ သော၊ ထိုသူသည်။ ဟတော၊ ထို ဘဝမှ ရသော ရတေသည်
 ရှိသော်၊ ရေကြည်၊ ဤမည်သော စာဝဋ်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ ကတြိပိ၊ ထို
 သဝဋ်သည်။ ဇေံနာမော၊ ဤသို့သော အမည်ရှိသည်။ ဇေံဂေါက္ကော၊ ဤသို့
 သော အနွယ်ရှိသည်။ ဇေံဝဇ္ဇော၊ ဤသို့ သော အဆင်းရှိသည်။ ဝေမာဟာ
 ရော၊ ဤသို့သော အစာအာဟာရရှိသည်။ ဇေံသုခရက္ခဝဋ်ဝေဒိ၊ ဤသို့
 သော ချမ်းသာဆင်းရဲကို ခံစားရသည်။ ဝေမာယုပရိယန္တော၊ ဤသို့သော
 အသက်အပိုင်းအခြားရှိသည်။ အာသိ ဖြစ်ပြီး သော၊ ထိုသူသည်။ ဟတော၊
 ထိုဘဝမှ ရသော ရတေသည်ရှိသော်၊ ဣမ ဤပစ္စုပ္ပန်စာဝဋ်။ ဥပပန္နော၊
 ဖြစ်၏။ ဣတိ၊ ဤသို့။ သာကာရံ၊ အခြင်းအရာနှင့် တကွသော။ . . ဥဒ္ဓသံ၊
 ညွှန်းခြင်းနှင့် တကွဖြစ်သော။ အနောတိတိတံ၊ ဝါးမကများသော အပြား
 ရှိသော။ ပုဗ္ဗနိဝါသံ၊ ရှေး၌နေခဲ့ဘူးသော ခန္ဓာအစဉ်ကို။ အာဒိသတိ၊ ညွှန်း
 တတ်၏။ ဇေံ၊ ဤသို့။ သဂဝါ၊ မြတ်စွာဘုရားသည်။ ပရေသံ၊ သူတပါးတို့၏။
 အတိတံ၊ လွန်လေပြီးသော စာဝကို။ အာဒိသတိ၊ ညွှန်းတတ်၏။ သဂဝါ၊
 မြတ်စွာဘုရားသည်။ ပဉ္စပဟကသတနိ၊ ငါးရူးသော ဇေတ်တို့ကို။ ဘာ
 သန္တော၊ ဘောတော်မူ၍၊ အတ္တနောစ၊ ကိုယ်တော်၏လည်းကောင်း၊ ပရေသံ
 စ၊ သူတပါးတို့၏လည်းကောင်း။ အတိတံ၊ လွန်လေပြီးသော စာဝကို။ အာဒိ
 သတိ၊ ညွှန်းတတ်၏။ မဟာသုဒ္ဓါနိယသုတ္တန္တံ၊ မဟာသုဒ္ဓါနသုတ္တန်
 ကို။ ဘာသန္တော၊ ဘောတော်မူ၍၊ အတ္တနောစ၊ ကိုယ်တော်၏လည်း
 ကောင်း၊ ပရေသံစ၊ သူတပါးတို့၏လည်းကောင်း။ အတိတံ၊ လွန်လေပြီး
 သော စာဝကို။ အာဒိသတိ၊ ညွှန်းတတ်၏။ မဟာဂေါဝိဗ္ဗသုတ္တန္တံ၊ မဟာဂေါဝိဗ္ဗ
 သုတ္တန်ကို။ ဘာသန္တော၊ ဘောတော်မူ၍၊ အတ္တနောစ၊ ကိုယ်တော်၏လည်း
 ကောင်း၊ ပရေသံစ၊ သူတပါးတို့၏လည်းကောင်း။ အတိတံ၊ လွန်လေပြီး
 သော စာဝကို။ အာဒိသတိ၊ ညွှန်းတတ်၏။ မဟာဒေဝိယသုတ္တန္တံ၊ မဟာဒေဝ
 သုတ္တန်ကို။ ဘာသန္တော၊ ဘောတော်မူ၍၊ အတ္တနောစ၊ ကိုယ်တော်၏လည်း
 ကောင်း၊ ပရေသံစ၊ သူတပါးတို့၏လည်းကောင်း။ အတိတံ၊ လွန်လေပြီး

သောတာပတိ၊ အာဒိသံဘိ၊ ဣန္ဒြိယတံတံ၊ ဟိသဂ္ဂံ၊ မှန်၏၊ တဂတော၊ မြတ်စွာ
 တရားသည်၊ ဧတံဝစနံ၊ ဤဆိုလတ္တံ့၊ သော၊ စကားကို၊ ဝတ္တံ၊ ဟောတော်
 မူအပ်၏၊ ဝန္တ၊ ဝန္တ၊ ခေါ၊ စင်စစ်၊ အတိတ်၊ လွန်လေပြီ၊ သော၊ အခွါနံ၊ အစွန့်
 ကာထကို၊ အာရတ္တ၊ အာရုံပြု၍၊ တထာဂတဿ၊ မြတ်စွာတရားအား၊ သော
 နှာသရိယဉာဏံ၊ ရှေး၌နေခဲ့ဘူးသော နန္ဒာအစဉ်ကို အောက်မေ့နိုင်သော သ
 တိနှင့် ဟဉ်သော ဉာဏ်သည်၊ ဟောဘိ၊ ဖြစ်၏၊ သော၊ ထိုမြတ်စွာတရား
 သည်၊ သာဝတကံ၊ အကြင်မျှသောကံသော အပိုင်းအခြားကို၊ အာကာသိတိ၊
 ထိခြင်း၌ အလိုရှိ၏၊ သာဝတကံ၊ ထိုမျှသောကံသော အပိုင်းအခြားကို၊ အနု
 သရဟိ၊ အစဉ်အတိုင်း အောက်မေ့ဆောင်မူနိုင်၏၊ ဝန္တ၊ ဝန္တ၊ ခေါ၊ စင်စစ်၊ အ
 နာဂတံ၊ သာသတ္တံ့ သည်လည်း ဖြစ်သော၊ ဝန္တ၊ ဝန္တ၊ ခေါ၊ စင်စစ်၊ ပစ္စုပ္ပန်ဉာ
 ခုဖြစ်ခဲ့ဖူးဖြစ်သော၊ အခွါနံ၊ အစွန့်ကာထကို၊ အာရတ္တ၊ အာရုံပြု၍၊ တထာဂတ
 သ၊ မြတ်စွာတရားအား၊ အာသံ၊ ဤသော သည်၊ အန္တိ၊ မတော်၊ အဆုံးဖြစ်သော
 ဘဂဝည်း၊ ဝန္တ၊ ဝန္တ၊ တတန်ဖြစ်ခြင်းဘဝသည်၊ ဒါနိ၊ ဝန္တ၊ ဝန္တ၊ မရှိ၊ မရှိ၊ မရှိ၊
 ဤသို့၊ ဧတံဝစနံ၊ ဧတံဝစနံ အနီး၌ ဖြစ်သော သော၊ ပါ၊ သော၊ မဂ်ဉာဏ်
 သည်၊ ဥပ္ပတ္တိတိ၊ ဖြစ်၏၊ မရှိ၊ ဤသို့၊ ဝတ္တံ၊ ဟောတော်မူအပ်၏၊ တထာဂ
 တဿ၊ မြတ်စွာတရားအား၊ သတ္တနံ၊ သတ္တဝါတို့၏၊ အန္တိ၊ သာပရောပရိ
 ယတ္တိဉာဏံ၊ အန္တိရင့်သည် မရင့်သည်ကို ထိခြင်းဉာဏ် ညည်းဟူသော၊
 တထာဂတဿ၊ မြတ်စွာတရား၏၊ တထာဂတဗလံ၊ မြတ်စွာတရားအား
 တော်သည်၊ အတ္တိ၊ မရှိ၏၊ သတ္တနံ၊ သတ္တဝါတို့၏၊ အာသယာနုသယ၊ အလို
 ရှိခြင်း နှလုံးသွင်းခြင်း၌၊ ဉာဏံ၊ ထိုသော ဉာဏ်သည်၊ တထာဂတဿ၊
 ဝိပဿီ အစရှိသော ရှေးတရားတို့ကဲ့သို့ လာခြင်း ကောင်းသော မြတ်စွာ
 တရား၏၊ တထာဂတဗလံ၊ မြတ်စွာတရားအား တော်မည်၏၊ ယမကပါဒိ
 ဟိရေ၊ ရေဒီးအစရှိသော အရံအရံတည်းဟူသော ဗျာဒိတ်ဟာ၌၊ ဉာဏံ၊
 ထိုသောဉာဏ်သည်၊ တထာဂတဿ၊ ဝိပဿီ အစရှိသော ရှေးတရားတို့ကဲ့
 သို့ လာခြင်းကောင်းသော မြတ်စွာတရား၏၊ တထာဂတဗလံ၊ မြတ်စွာတရား
 အား တော်မည်၏၊ မဟာကရုဏာ သမာပတ္တိယဉာဏံ၊ မဟာကရုဏာ
 သမာပတ်နှင့် ဟဉ်သော ဉာဏ်သည်၊ တထာဂတဿ၊ ဝိပဿီ အစရှိသော
 ရှေးတရားတို့ကဲ့သို့ လာခြင်းကောင်းသော မြတ်စွာတရား၏၊ တထာဂတ
 ဗလံ၊ မြတ်စွာတရား အား တော်မည်၏၊ သဗ္ဗညုတ္တဉာဏံ၊ အလုံးစုံသော
 တရားအားပါင်းကို ထိတတ်သော ဉာဏ်သည်၊ တထာဂတဿ၊ ဝိပဿီ
 အစရှိသော ရှေးတရားတို့ကဲ့သို့ လာခြင်းကောင်းသော မြတ်စွာတရား၏၊



တထာဂကဗလံ၊ မြတ်စွာဘုရား အားတော်မည်၏၊ အနာဝရဏဉာဏံ၊
ဆင်ခြင်ခြင်းနှင့်စပ်သောအစီး အဟားကင်းသောဉာဏ်သည်၊ တထာဂ
ကဗလံ၊ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ထာခြင်း ကောင်းသော
မြတ်စွာဘုရား၏၊ တထာဂကဗလံ၊ မြတ်စွာဘုရားအားတော်မည်၏၊ သဗ္ဗ
တ္ထ၊ အစုံစုံသောကာလသုံးပါးတို့၌၊ အယင်္ဂမပဒိုဟကအနာဝရဏဉာဏံ၊
ကပ်ပြုခြင်း ဆန့်ကျင်ဘက် ကင်းသည်ဖြစ်၍ ဆီးဘားဝိတ်ပင်ခြင်း မရှိ
သောဉာဏ်သည်၊ တထာဂကဗလံ၊ ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့
ထာခြင်းကောင်းသော မြတ်စွာဘုရား၏၊ တထာဂကဗလံ မြတ်စွာဘုရား
အားတော်မည်၏၊ ဧဝံ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္တနောဂ၊
ကိုယ်တော်၏ လည်းကောင်း၊ ဝေရသံစ၊ သူတပါးတို့၏ လည်းကောင်း၊
အတိတံ၊ လွန်လေပြီးသော ဘဝကို၊ အာဒိယတိ၊ ညွှန်းတတ်၏၊ အနာ
ယသံပိ၊ ဖြစ်လတ္တံ့သော ဘဝကိုလည်း၊ အာဒိယတိ၊ ညွှန်းကတ်၏၊ ဗစ္စုပ္ပန်
ပိ၊ ဖြစ်ဆဲသော ဘဝကိုလည်း၊ အာဒိယတိ၊ ညွှန်းဘတ်၏၊ အာဝိက္ခတိ၊
ကြားတတ်၏၊ ဒေသတိ၊ ဟောဟတ်၏၊ ပညပေတိ၊ ဝိစေတတ်၏၊ ပဉ္စ
ပေတိ၊ ထားတတ်၏၊ ဝိဝေတိ၊ ဖွင့်တတ်၏၊ ဝိကာဇတိ၊ ဝေတန်တတ်၏၊
ဥတ္တာနိကဇာတိ၊ ပေါသည်ကိုဋ္ဌိတတ်၏၊ ဝကာလေတိ၊ တင်ရှားပြတတ်
၏၊ ဣတိ အယံ၊ ဤသည်သျှင်၊ ယောအတိတံအာဒိယတိ၊ တိပဒသာ၊ ယောအ
တိတံအာဒိယတိဟူသောပုဒ်၏၊ အတ္ထော၊ အနက်လည်း၊ ဣတိ ဤသို့၊ အာ
ယသ္မာ၊ ရှည်သောအသက်ရှိသော၊ ပေါယာလော၊ ပေါသာလမည်သော
ပုတ္တားသည်၊ ဝုတ္တိ၊ မေးလျှောက်ပြီး အနေဇောဆီနွယ်သယောတိတ္ထေပဒေ၊
အနေဇောဆီနွယ်သယောဟူသောဤပုဒ်၌၊ တဏှာ၊ တဏှာကို၊ ဇော၊ ဇော
ဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တပ်ခြင်းတဏှာ လည်း
ကောင်း၊ သာရာဂေါ၊ ပြင်စွာတပ်ခြင်းတဏှာလည်းကောင်း၊ (ဝ)၊ အဘိဇ္ဈာ
အလွန်သိုချင်ခြင်းတဏှာလည်းကောင်း၊ ဇောဘော၊ ဝေ့ချင်ခြင်းတဏှာ
လည်းကောင်း၊ အကုသလမူထံ၊ အကုသိုလ်၏ တည်ရာဖြစ်သောတဏှာ
လည်းကောင်း၊ ဇော၊ ဇောဟုဆိုအပ်သောတဏှာ၊ တဏှာကို၊ ဘဂဝ
တော၊ ထန်းတော်ကြီးသော၊ ဗုဒ္ဓကာ၊ မြတ်စွာဘုရားသည်၊ ပဟိနာ၊ ပတ်အပ်
ပြီး၊ ဥတ္တိန္နံ၊ မူလ၊ အရင်းကိုဖြတ်အပ်ပြီး၊ ကာလဝတ္ထုကတော၊ ထန်းပင်ခုတ်
ကိုကဲ့သို့ပြုအပ်ပြီး၊ အနာဘာဝံဂတာ၊ တဘန်မဖြစ်ခြင်းသို့ရောက်စေအပ်ပြီး၊
အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘောရှိ၏၊ တသ္မာ၊ ထို
ကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနေဇော၊ အနေဇမည်တော်မူ၏၊

ဇောယ၊ ကဏ္ဍာကို၊ စတိနတ္တာ၊ ပယံ ပြီးသည်၏ အဖြစ်ကြောင့်၊ အနေဇော၊
 အနေမည်တော်မူ၏၊ ဘာဝေါ၊ မြတ်စွာတုရားသည်၊ လာဘေပိ၊ လာဘ်ရ
 ခြင်း၌လည်း၊ နုဏ္ဏုတိ၊ မတုန်ထွပ်၊ (လ)၊ ဒုက္ခေပိ၊ ဆင်းရဲခြင်း၌လည်း၊ နုဏ္ဏု
 တိ၊ မတုန်ထွပ်၊ နဂလတိ၊ ပြင်းစွာမတုန်ထွပ်၊ နဂေဓတိ၊ ကြွေးကံသောအား
 ဖြင့်မတုန်ထွပ်၊ နပဝေဓတိ၊ အပြားအားဖြင့်မတုန်ထွပ်၊ နသံပဝေဓတိ၊ ခပ်
 သိမ်းသောအားဖြင့်မတုန်ထွပ်၊ ဣတိအယံ၊ ဤသည်လျှင်၊ အနေဇောဘိဒ္ဓသံ
 သယောဘိပဒယ၊ အနေဇောဘိဒ္ဓ သံသယောဟုသောဝုန်၏၊ အတ္ထော၊ အ
 နက်တည်း၊ ဝိပိကိန္နာ၊ ဝိပိကိန္နာကို၊ သံ သယော၊ သံသယဟူ၍၊ ဝုစ္စတိ၊ ဆို
 အပ်၏၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ ကင်္ခါ၊ ယုံမှားခြင်းသည်လည်းကောင်း၊ (လ)၊
 ဝိက္ကယ၊ ဝိပိတံ၏၊ ဆန္ဒိတတ္ထံ၊ ကိုယ်လက်ခက်တရော်ရှိသော အဖြစ်လည်း
 ကောင်း၊ မနောပိလေခေါ၊ စိတ်၏ရေး ခြစ်ခြင်းလည်းကောင်း၊ အယံ၊ ဤ
 သည်ကို၊ သံသယော၊ သံသယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သောသံသယော၊
 ထိုယုံမှားခြင်းကို၊ တဂဝတော၊ တုန်းတော်ကြီးသော၊ ဗုဒ္ဓသာ၊ မြတ်စွာ
 တုရားသည်၊ ပတိနော၊ ပယံအပ်ပြီ၊ ဆိန္ဒော၊ ဖြတ်အပ်ပြီ၊ ဥန္တိန္ဒော၊ အထူးသ
 ဖြင့်ဖြတ်အပ်ပြီ၊ ဝရန္တိန္ဒော၊ ကောင်းစွာဖြတ်အပ်ပြီ၊ ဝုပသန္တော၊ ပြင်းစေ
 အပ်ပြီ၊ ပနိနိသပတ္တေ၊ တဘန်စွန့်အပ်ပြီ၊ ပနိပသပတ္တေ၊ အလွန်ပြင်းစေအပ်ပြီ၊
 အဘဗ္ဗုပ္ပတ္တိကော၊ တဘန်ဖြစ်ခြင်းငှါမထိုက်ပြီ၊ ဥာတဂ္ဂိနာ၊ ဥာဏ်တည်းဟူ
 သောမီးဖြင့်၊ ဒဇော၊ တိုက်အပ်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာတုရား
 သည်၊ ဘိဒ္ဓသံသယော၊ ဘိဒ္ဓသံသယမည်၏၊ ပါရဂူသဗ္ဗဓမ္မာနန္တိ၊ ပါရဂူသဗ္ဗ
 ဓမ္မာနံဟုသည်ကား၊ ဘာ ဝေါ၊ မြတ်စွာတုရားသည်၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်း
 သောတရားတို့ကို၊ အဘိညာပါရဂူ၊ ဥာတပရိညာဏ်ဖြင့် နိဗ္ဗာန်ဟူသော
 ကမ်းတဘက်သို့ရောက်တော်မူ၏၊ ပရိညာပါရဂူ၊ တီရတပရိညာဏ်ဖြင့်ထွန်
 ၍နိဗ္ဗာန်သို့ရောက်တော်မူ၏၊ ပဟာနပါရဂူ၊ ပဟာနပရိညာဏ်ဖြင့်ကိသေ
 သာကိုပယ်၍နိဗ္ဗာန်သို့ရောက်တော်မူ၏၊ တာဝနာဝါရဂူ၊ မင်္ဂကိုဌားစေသ
 ဖြင့်နိဗ္ဗာန်သို့ရောက်တော်မူ၏၊ ဝန္တိကိရိယပါရဂူ၊ မျက်မှောက်ပြုသဖြင့်
 နိဗ္ဗာန်ဟူသောကမ်းသို့ရောက်တော်မူ၏၊ သမာပတ္တိပါရဂူ၊ သမာပတ်ရှစ်ပါး
 ဖြင့်နိဗ္ဗာန်ဟူသော ကမ်းသို့ရောက်တော်မူ၏၊ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသော
 တရားတို့ကို၊ အဘိညာပါရဂူ၊ ဥာတပရိညာဏ်ဖြင့်နိဗ္ဗာန်ဟူသောကမ်းတ
 ဘက်သို့ရောက်တော်မူ၏၊ (လ)၊ ဇာတိဇရာမရုဏသံသာဇော၊ ဇာတိဇရာ
 မရုဏတည်းဟူသောသံသာလည်းကောင်း၊ ပုနတ္ထ ဝေါ၊ တဘန်ပရိသန္ဓေ
 နေခြင်းသည်လည်းကောင်း၊ တဿ၊ ထိုမြတ်စွာတုရားအား၊ နုဏ္ဏိ၊ မရှိ၊ ဣတိ

အသံ၊ ဤသည်ထျှင်၊ ပါရဂူ သဗ္ဗဓမ္မာနန္တိ ပဒဿ၊ ပါရဂူ သဗ္ဗဓမ္မာနံဟူသောပုဒ်
 ၏၊ အတ္ထိ၊ အနက်တည်း၊ အတ္ထိပဉ္ဇေန အာဂမန္တိ၊ အတ္ထိပဉ္ဇေန အာဂမံဟူ
 သည်ကား၊ ပဉ္ဇတ္ထိကား၊ အမေ၊ ပြဿနာကို အလိုရှိဟုန်သောသူတို့သည်၊ အာ
 ဂတာ၊ သာကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏၊ (လ)၊ ဇေတံဘာရံ၊ ဤဝန်ကို၊ ဝဟေ
 ရှက်ဆောင်နိုင်သည်ဖြစ်၍၊ အုဘိဇေတိ၊ ဤသို့သည်၊ အတ္ထိပဉ္ဇေန အာဂမန္တိ
 ပဒဿ၊ အတ္ထိပဉ္ဇေန အာဂမံဟူ သောပုဒ်၏၊ အတ္ထေ၊ အနက်တည်း၊ တေန၊ ထို
 ကြောင့်၊ ယော၊ ပြောဟူကော၊ ထိုပါသာသပုတ္တားသည်။ ယောအတိတ်ံအာ
 ဗိသကိဗ္ဗတ္တယသ္မာပေါ သာယော အနေဇော ဆိန္ဒသံ သယော၊ ပါရဂူ သဗ္ဗဓမ္မာ
 နံအတ္ထိပဉ္ဇေန အာဂမန္တိ၊ ယောအတိတ်ံအာဗိသကိဗ္ဗတ္တယသ္မာပေါ သာယော
 အနေဇော ဆိန္ဒသံ သယောပါရဂူ သဗ္ဗဓမ္မာနံ အတ္ထိပဉ္ဇေန အာဂမံဟူ၍၊ အာဟ၊
 ယျောက်ဆိုပြီ။ ။

☰

ဝိဘူတရူပသညိဿ၊ ကောင်းစွာထွတ်အပ်ပြီးသော ရူပသညာရှိသော၊
 သဗ္ဗကာသဗ္ဗကာယိနော၊ အလုံးစုံသော ရူပကာယကိုပ ယ်ပြီးထသော၊
 အဗ္ဗုတ္တဉ္စ၊ အဗ္ဗုတ္တသန္တာန်၌ သည်းကောင်း၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓသန္တာန်၌
 ထည်းကောင်း၊ နတ္ထိကိဗ္ဗိတိ၊ နတ္ထိကိဗ္ဗိဟူ၍၊ ပဿာတော၊ ပဋ္ဌမာရုပ္ပဝိညာဉ်၏
 မရှိသည်၏အဖြစ်ကိုရှုသော အဘိဗ္ဗညာယ နုရုန်ကိုရှုသော ပုဂ္ဂိုလ်၏၊
 ဥပဏံ၊ ဥပဏံကို၊ သတ္တ၊ သင်္ကဏ်ဝင်မင်းသားဖြစ်တော်မူသော အရှင်ဘုရား
 ပုစ္ဆာမိ၊ မေးပါ၏၊ တထာဝရော၊ ထိုသို့သောသမာပတ်ကိုရှုသောသူသည်၊
 ကသံနု၊ အဘယ်သို့သောအကြောင်းဖြင့်၊ နေယျာ၊ အလွန်သောဥပဏံကို
 ဖြစ်စေအပ်သနည်း၊ ဣတိ၊ ဤသို့ပေါသလော၊ ပေါသလအမည်ရှိသော
 ပုစ္ဆားသည်၊ ပုစ္ဆိ၊ မေးဪျောက်၏၊ ဝိဘူတရူပသညိဿာတိ ဝိဘူတရူပ
 သညိဿဟူသည်ကား၊ ရူပသညာ၊ ရူပသညာသည်၊ ကတမိ၊ အဘယ်နည်း
 ရူပါဝစရသမာပတ္တိ၊ ရူပါဝစရတုသိုတ်ချာန်ကို၊ ကမာပန္နသပေါ၊ ဝင်စား
 သောသူအားလည်းကောင်း၊ ဥပပန္နသပေါ၊ ဝိပါကချာန်၏ အစွမ်းဖြင့်ထိုရူပ
 သံ၌ဖြစ်သောသူအား လည်းကောင်း၊ ဒိဋ္ဌဓမ္မသုဝ ဝိဘာရိကော၊ မျက်
 မှောက်သောကိုယ်၏ အဖြစ်၌ ကြိုသာချာန်ကိုဝင်စား၍ချမ်းသာစွာနေသော
 သူ၏လည်းကောင်း၊ သညာ၊ သိခြင်းလည်းကောင်း၊ သဗ္ဗေနာယိသောအ
 ခြင်းအရာလည်းကောင်း၊ သဗ္ဗာနိတတ္ထိ၊ သိသောသူ၏အဖြစ်လည်းကောင်း၊
 အသံ၊ ဤသည်သည်၊ ရူပသညာ၊ ရူပသညာမည်၏၊ ဝိဘူတရူပသညိဿာ
 တိ၊ ဝိဘူတရူပသညိ သဟူ သည်ကား၊ စတသော၊ ထေးပါးကုန်သော၊ အရူ
 ပသမာပတ္တိသော၊ အရူပချာန်တို့ကို၊ ဝရိသဒ္ဓသ၊ ရှုသည်ဖြစ်၍ကည်သော၊

သုအား၊ ရူပသညာ၊ ရူပါဝေရဈာန်တည်းဟူသောသညာသည်၊ ဝိဘူတာ၊
 ကင်းကုန်သည်၊ ဝောန္တိ၊ ဖြစ်ကုန်၏၊ ဝိဂဟာ၊ ကင်းကုန်သည်၊ အတိတ္တန္တ
 လွန်ကုန်သည်၊ သမတိတ္တန္တ၊ ဇောဝင်းစွာလွန်ကုန်သည်၊ ဝိတိဝတ္ထာ၊ အထူး
 သဖြင့်လွန်ကုန်သည်၊ ဝောန္တိ၊ ဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိဘူတ
 ရူပသညာ၊ သာသနိပဒေသ၊ ဝိဘူတ ရူပသညာ၊ သဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အ
 နက်တည်း၊ သဗ္ဗကမယပ္ပဟာယိနောတိ၊ သဗ္ဗကမယပ္ပဟာယိနောဟူသည်
 ကား၊ သဗ္ဗော၊ အစုံ၊ ရုံသော၊ ပဋိသန္ဓိကော၊ ရူပဝိဝါက်ပဋိသန္ဓေဟုဆိုအပ်
 သော၊ ရူပကမယော၊ ရူပကမယော၊ ပဟိနော၊ ပဟိပြီးတသော၊ တသ၊ ထို
 ရူပါဝေရဈာန်ကိုရေ၍တည်းသောပုဂ္ဂိုလ်၏၊ တဒင်္ဂံ၊ တဒွင်္ဂပဟာန်ကို၊ သမာ
 တိတ္တမာ၊ ကောဝင်းစွာလွန်၍၊ ဝိက္ခန္တနုပ္ပဟာယနော၊ ဝိက္ခန္တနုပ္ပဟာန်ဖြင့်၊ ရူပ
 ကာပော၊ ရူပဝိဝါက်ပဋိသန္ဓေဟုဆိုအပ်သော ရူပကမယောကို၊ ပဟိနော၊
 ပဟိပြီး၊ တသ၊ ထိုအရူပါဝေရဈာန်ကို ရသောပုဂ္ဂိုလ်၏၊ ဣတိအယံ၊ ဤ
 သည်လျှင်၊ သဗ္ဗကမယပ္ပဟာယိနော၊ ပဒေသ၊ သဗ္ဗကမယပ္ပဟာယိနောဟူ
 သောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ အတ္တတ္တဗဟိဒ္ဓါဝနုတ္တိကိပ္ပိတိပဿ
 တောတိတ္ထေပဒေ၊ အတ္တတ္တဗဟိဒ္ဓါဝနုတ္တိကိပ္ပိတိပဿ၊ တော ပဋိသောဤ
 ပုဂ္ဂိုလ်၊ နုတ္တိကိပ္ပိတိ၊ နုတ္တိကိပ္ပိဟူသည်ကား၊ အာကိပ္ပညာယတန သမာပတ္တိ၊
 အာကိပ္ပညာ ယတနဈာန်ကို၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ကိံကောရကာ၊ အတတ်
 ကြောင့်၊ အာကိပ္ပညာယတနသမာပတ္တိ၊ အာကိပ္ပညာယတနဈာန်ကို၊ နုတ္တိ
 ကိပ္ပိတိ၊ နုတ္တိကိပ္ပိဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်သည်၊ ယံဝိညာဏဉ္စာယတန သမာ
 ပတ္တိ၊ အကြင်ဝိညာဏဉ္စာယတနသမာပတ်ကို၊ သတော၊ ထင်သောသတိရှိ
 လျှက်၊ သမာပတ္တိတွာ၊ ဝင်စား၍၊ သတော၊ ထင်သောသတိရှိလျက်၊ ဝုပ္ပတိတွာ
 ထ၍၊ တမေဝိညာဏံ၊ ထိုဝိညာဏဉ္စာ ယတနပိတ်ကို၊ အာဘဝေတိ၊
 ပျောက်စေ၏၊ ဝိဘာဝေတိ၊ ကင်းစေ၏၊ အန္တရောပေတိ၊ ကွယ်စေ၏၊ နုတ္တိ
 ကိပ္ပိတိ၊ တစုံကရသော ဝိညာဏဉ္စာယတနပိတ်သည်မရှိဟူ၍၊ ဝိပဿတိ၊
 အထူးသဖြင့်ရှု၏၊ တံကာရကာ၊ ထိုကြောင့်၊ အာကိပ္ပညာယတန သမာ
 ပတ္တိ၊ အာကိပ္ပညာယတန ဈာန်ကို၊ နုတ္တိကိပ္ပိတိ၊ နုတ္တိကိပ္ပိဟူ၍၊ ဝုပ္ပတိ၊
 ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အတ္တတ္တဗဟိဒ္ဓါဝနုတ္တိကိပ္ပိတိပဿ
 တောတိပဒေ၊ အတ္တတ္တဗဟိဒ္ဓါဝနုတ္တိကိပ္ပိတိပဿတော ဟူသောပုဂ္ဂိုလ်၊
 အတ္ထော၊ အနက်တည်း၊ ဉာဏံသက္ကာနု ဝုတ္တပိတိတ္ထေပဒေ၊ ဉာဏံသက္ကာနု
 ဝုတ္တပိဟူသောဤပုဂ္ဂိုလ်၊ သက္ကာတိ၊ သက္ကာဟူသည်ကား၊ သက္ကာ၊ သာကိ
 ဝင်မင်းသား၊ ဖြစ်တော်မူသော၊ ဗာဂဝါ၊ မြတ်စွာ ဆုရှားသည်၊ သက္ကာ

ကုလား၊ သာကီဝင် မင်းမျိုးမှ၊ ဗုဒ္ဓဇိတော၊ ရဟန်းပြုတော်မူ၏။ ဣတိ၊
ထိုကြောင့်သည်။ သက္ကော၊ သက္ကမည်တော်မူ၏။ ဗဟိနတယ၊ ဘေရဝေါ၊
ပယ်အပ်ပြီးသော ကြောက်မက်ဘွယ်ရှိ၏။ ဝိဂကယော၊ မာန်သော၊ ကင်း
သော ကြက်ထီး မွေးညှင်း ထခြင်းရှိ၏။ ဣတိ၊ ထိုကြောင့်သည်။
သက္ကော၊ သက္ကမည်တော်မူ၏။ ဥာဏံသက္ကာနု၊ ပုစ္ဆာမိတိ၊ ဥာဏံသက္ကာနု
ပုစ္ဆာမိဟူသည်ကား၊ တထာ၊ ထိုအခက်ဥညာယတနုဗျာန်ကို ရသောပုဂ္ဂိုလ်
၏၊ ဥာဏံသိခြင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏။ မည်၊ အပြားအားဖြင့် သိခြင်းကို၊
ပုစ္ဆာမိ၊ မေးပါ၏။ သမ္ပန္နံ၊ ကောင်းစွာသိခြင်းကို၊ ပုစ္ဆာမိ၊ မေးပါ၏။ ကိဗိ
လံ၊ အဘယ်သို့သတောရှိသော၊ ကိသမ္ပန္တိတံ၊ အဘယ်သို့သမ္ပန္တိရှိသော၊
ကိပကောရံ၊ အဘယ်သို့ အပြားရှိသော၊ ကိပဗ္ဗိဘာဝံ၊ အဘယ်သို့ အထူးရှိ
သော၊ ဥာဏံ၊ ဥာဏံကို၊ ဣန္ဒြိယဗ္ဗံ၊ အလိုရှိအပ်သနည်း၊ ဣတိ၊ ဤသို့၊ ဥာဏံ၊
အခက်ဥညာယတနုပုဂ္ဂိုလ်၏ ဥာဏံကို၊ ပုစ္ဆာမိ၊ မေးပါ၏။ ဣတိ၊ ဤ
သည်လျှင်၊ ဥာဏံ သက္ကာနုပုစ္ဆာမိတိ ပဒေ၊ ဥာဏံသက္ကာနု ပုစ္ဆာမိဟူ
သောပုဒ်၏အတ္ထော၊ အနက်သည်။ ကထံနေပေဍာတထာဝိစေတိ၊ ကထံ
နေပေဍာတထာဝိစေတဟူသည်ကား၊ သော၊ ထိုအခက်ဥညာယတနုဗျာန်
ကိုရသောပုဂ္ဂိုလ်ကို၊ နေပေဍော၊ အဘယ်သို့သော အပြားအားဖြင့်သိအပ်
မည်နည်း၊ ဝိနေတဗ္ဗော၊ အထူးထူးအပြားပြားဖြင့်သိရမည်နည်း၊ အနုနေ
တဗ္ဗော၊ အဘန်တလဲလဲသိရမည်နည်း၊ ဝညာပေတဗ္ဗော၊ သိစေရမည်နည်း၊
နန္ဒာပေတဗ္ဗော၊ ရှုစေရမည်နည်း၊ ပေက္ခတဗ္ဗော၊ ဝဲရမည်နည်း၊ ပံသာဓေ
တဗ္ဗော၊ ကြည့်ညှိစေရမည်နည်း၊ ကထံ အဘယ်သို့လျှင်၊ တေန၊ ထိုအခက်
ဥညာယတနုဗျာန်ကိုရသောပုဂ္ဂိုလ်သည်၊ ဥတ္တရိဥာဏံ၊ အထွန်သောဥာဏံ
ကို၊ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေအပ်သနည်း၊ တထာဝိစေတိ၊ တထာဝိစေတဟူသည်
ကား၊ တထာဝိစေတဟဒိသော၊ ထိုသို့သောဘာရှိသော၊ တံ သမ္ပန္တိတော၊ ထို
အခက်ဥညာယတနုဗျာန်သည်သော၊ တပ္ပကာရော၊ ထိုအခက်ဥညာယတ
နုဗျာန်၏အပြားရှိသော၊ တပ္ပဗ္ဗိဘာဝေါ၊ ထိုအခက်ဥညာယတနုဗျာန်အတို့
ရှိသော၊ ယောသော၊ အခက်ဥညာယတနု သမာပတ္တိဘာဝိ၊ အကြင်အခ
က်ဥညာယတနုဗျာန်ကိုရသော ပုဂ္ဂိုလ်သည်၊ ဣတိ၊ ဤသည်လျှင်၊ က
ထံနေပေဍာတထာဝိစေတိပဒေ၊ ကထံနေပေဍာ တထာဝိစေတဟူသော
ပုဒ်၏အတ္ထော၊ အနက်သည်။ တေန၊ ထိုကြောင့်၊ သော၊ ဗြဟ္မဇော၊ ထိုပေါ
သာထပုဏ္ဏားသည်၊ ဝိဘူတဗျာသည်၊ သမ္ပကဗျာယပ္ပဟာယိနေ၊ အဇ္ဈ
တ္တမိပဟိဒ္ဓါ၊ နန္ဒိကိပ္ပိတိပသေကော၊ ဥာဏံသက္ကာနု ပုစ္ဆာမိ၊ ကထံနေ

၂၃

ယေသာ တထာဝရီတေတိ၊ ဝိဘုတဗ္ဗသညိဿ၊ သဗ္ဗကာယပ္ပဟာယိနော၊
အတ္တတ္တဗဟိဒ္ဓါစ နတ္ထိကဗ္ဗိတိပဿတော၊ ဥာဏံသက္ကာနုပုစ္ဆာမိ၊ ကထံ
နေယျောတထာဝရီတေဟူ၍၊ အာဟ၊ ဧညျောက်ဆိုပြီ။ ။

၂၁) ပေါသဒ္ဓါ၊ ပေါသဒ္ဓါအမည်ရှိသောပုစ္ဆာ၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊
ဝိညာဏဗ္ဗိတိယော၊ ခုနစ်ပါးကုန်သောဝိညာဏဗ္ဗိတိတို့ကို၊ အဘိဇါနံ၊ အထွန်
ထိတတ်သော၊ တထာဝရတော၊ ဝါဘုရားသည်၊ တိဋ္ဌန္တံ၊ ကံဟူသောအဘိ
သင်္ခါရ၏အစွမ်းအားဖြင့်တည်သော၊ ဝိရတ္တံ၊ အာကိဉ္ဇညာယတနစသည်
တို့၌ညွတ်ထသော၊ တပ္ပရာယနံ၊ ထိုအာကိဉ္ဇညာယတနသျှင်လည်းထောင်း
ရာရှိထသော၊ နေံ၊ ထိုပုဂ္ဂိုလ်ကို၊ ဇာနာတိ၊ သိတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဂ
ဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဝိညာဏဗ္ဗိတိယော
သဗ္ဗာတိ၊ ဝိညာဏဗ္ဗိတိယော သဗ္ဗာဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရား
သည်၊ အဘိသင်္ခါရဝသေန၊ အဘိသင်္ခါရ၏အစွမ်းအားဖြင့်၊ စတသေသာ၊
လေးပါးကုန်သော၊ ဝိညာဏဗ္ဗိတိယော၊ ဝိညာဏဗ္ဗိတိတို့ကို၊ ဇာနာတိ၊ သိ
တော်မူ၏၊ ဝေဇီသန္တိပသေန၊ ပဇိသန္ဓေ၏အစွမ်းအားဖြင့်၊ သတ္တဝိညာဏဗ္ဗိတိ
ယော၊ ခုနစ်ပါးသောဝိညာဏဗ္ဗိတိတို့ကို၊ ဇာနာတိ၊ သိတော်မူ၏၊ ကထံ၊ အ
ထယ်သို့သျှင်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဘိသင်္ခါရဝသေန၊ အဘိ
သင်္ခါရ၏အစွမ်းအားဖြင့်၊ စတသေသာ၊ လေးပါးကုန်သော၊ ဝိညာဏဗ္ဗိတိ
ယော၊ ဝိညာဏဗ္ဗိတိတို့ကို၊ ဇာနာတိ၊ သိသနည်း၊ ဟိသန္တံ၊ ရှိ၏၊ ဘဂဝတော၊
မြတ်စွာဘုရားသည်၊ ဣပုပိယံဝါဘိက္ခဝေဝိညာဏံတိဋ္ဌမာနံတိဋ္ဌတိ၊ ဣပိ
ရမ္မာနံရူပတိဋ္ဌံ နန္ဒုပသေစနံဝုဒ္ဓိံဝိရုဋ္ဌိံဝေပုလ္လံ အာပဇ္ဇတိ၊ ဝေဒနုပယံဝါ
ဘိက္ခဝေ(ဝ)သညူပယံဝါဘိက္ခဝေ(ဝ)သင်္ခါရပယံဝါ ဘိက္ခဝေဝိညာ
ဏံတိဋ္ဌမာနံတိဋ္ဌတိ၊ သင်္ခါရပုတိဋ္ဌံ နန္ဒုပသေစနံ ဝုဒ္ဓိံဝိရုဋ္ဌိံဝေပုလ္လံ အာပဇ္ဇ
တိတိ၊ ဣပုပယံဝါဘိက္ခဝေဝိညာဏံတိဋ္ဌမာနံတိဋ္ဌတိ၊ ဣပိရမ္မာနံရူပ ပတိ
ဋ္ဌံ နန္ဒုပသေ စနံဝုဒ္ဓိံဝိရုဋ္ဌိံ ဝေပုလ္လံ အာပဇ္ဇတိ၊ ဝေဒနုပယံဝါ ဘိက္ခဝေ(ဝ)
သညူပယံဝါဘိက္ခဝေ(ဝ)သင်္ခါရပယံဝါ ဘိက္ခဝေဝိညာဏံ တိဋ္ဌမာနံ
တိဋ္ဌတိ၊ သင်္ခါရပုရမ္မာနံသင်္ခါရပုတိဋ္ဌံ နန္ဒုပသေစနံ ဝုဒ္ဓိံဝိရုဋ္ဌိံဝေပုလ္လံ အာ
ပဇ္ဇတိဟူသော၊ တေဝစနံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ တိဋ္ဌမာနံ၊ တည်သော၊ ဝိညာဏံ၊ ဝိညာဏ်သည်၊ ဣပုပယံဝါ၊
ရုပ်ကိုကပ်သည်ဖြစ်၍လည်းကောင်း၊ ဣပိရမ္မာနံ၊ ရုပ်သျှင်အာရုံရှိသည်ဖြစ်
၍လည်းကောင်း၊ တိဋ္ဌတိ၊ တည်၏၊ ဣပပတိဋ္ဌံ၊ ရုပ်သျှင် တည်ရာရှိသော၊
နန္ဒုပသေစနံ၊ ရှစ်သက်ခြင်းဟည်းဟူသော ခြေဖြင့်သွန်းအပ်သော ဝိညာဏ်

သည့်၊ ဝိဇ္ဇာ၊ ပြီးခြင်းသို့၊ ဝိရုဋ္ဌိ၊ စည်ပင်ခြင်းသို့၊ ဝေပုလ္လံ၊ ပြန်ပြောခြင်းသို့၊
 အာပဇ္ဇတိ၊ ရောက်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေဒန္တပါယံ ဝါ၊ ဝေဒနာသို့ကပ်
 သည့်ဖြစ်၍လည်းကောင်း၊ (၁၀)၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သညာ၊ ပါယံ ဝါ၊ သညာ
 သို့ကပ်သည့်ဖြစ်၍လည်းကောင်း၊ (၁၁)၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တိဋ္ဌမာနံ၊ တည်သော၊
 ဝိညာဏံ၊ ဝိညာဉ်သည်၊ သင်္ခါ၊ ရှုပါယံ ဝါ၊ သင်္ခါ၊ ရှုသို့ကပ်သည့်ဖြစ်၍လည်း
 ကောင်း၊ သင်္ခါ၊ ရှုရမ္ပဏံ၊ သင်္ခါ၊ ရှုထွင်အာရုံ၊ ရှိသည့်ဖြစ်၍ လည်းကောင်း၊
 တိဋ္ဌတိ၊ တည်၏၊ သင်္ခါ၊ ရှုပစ္စတိဋ္ဌံ၊ သင်္ခါ၊ ရှုထွင်တည်ရာရှိသော၊ နန္ဒုပသေစနံ၊
 နှစ်သက်ခြင်းတည်းဟူသော ခြေငြိသွန်းအပ်သော ဝိညာဉ်သည်၊ ဝိဇ္ဇာ၊ ပြီး
 ခြင်းသို့၊ ဝိရုဋ္ဌိ၊ စည်ပင်ခြင်းသို့၊ ဝေပုလ္လံ၊ ပြန်ပြောခြင်းသို့၊ အာပဇ္ဇတိ၊
 ရောက်၏၊ ဣတိ ဧဝံ၊ ဤသို့၊ ဘဂဝတံ၊ မြတ်စွာဘုရားသည်၊ အဘိသင်္ခါ၊ ရဝသေ
 မှ၊ အဘိသင်္ခါ၊ ရ၏အစွမ်းအားဖြင့်၊ စတသေသာ၊ လေးပါးကုန်သော၊ ဝိညာဏ
 ဋ္ဌိတိယော၊ ဝိညာဏဋ္ဌိတိတို့ကို၊ ဇာနာတိ၊ ထိတော်မူ၏၊ ဣတိ၊ အဘယ်သို့
 ထွင်၊ ဘဂဝတံ၊ မြတ်စွာဘုရားသည်၊ ပရိသန္ဓိ၊ ဝေပုလ္လံ၊ ပရိသန္ဓေ၏ အစွမ်း
 အားဖြင့်၊ သတ္တဝိညာဏဋ္ဌိတိယော၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့ကို၊ ဇာ
 နာတိ၊ ထိတော်မူသနည်း။ ဟံသဂ္ဂံ၊ မှန်၏၊ ဘဂဝတံ၊ မြတ်စွာဘုရားသည်
 တေဝစနံ၊ ဤဆိုလတ္တံ့ သောစကားကို၊ ဝုတ္တံ၊ ယောတော်မူအပ်ပြီ၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ နာနတ္ထကာယာ၊ အထူးထူးသောကိုယ်ရှိကုန်သော၊ နာနတ္ထ
 သညိနော၊ အထူးထူးသော သညာတည်းဟူသော ပရိသန္ဓေရှိကုန်သော၊
 သတ္တာ၊ သတ္တာဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ သေယျထာဝိ၊ အဘယ်သည်တို့
 နည်းဟူမူကား၊ မနုဿာစ၊ ထူတို့သည်ကောင်း၊ ဧကေဋ္ဌေ၊ အချို့ကုန်သော၊
 ဒေဝါစ၊ စတုမဟာဇနတို့ လည်းကောင်း၊ ဧကေဋ္ဌေ၊ အချို့ကုန်သော၊ ဝိနိ
 ပါတိကာစ၊ ဝေမဇတိကဗိတ္တာတို့ လည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့
 တည်း၊ အယံ၊ ဤသည်ကား၊ ပဋ္ဌမာ၊ ဧညိုးစွာသော၊ ဝိညာဏဋ္ဌိတိ၊ ဝိ
 ညာဏ၏တည်ရာမည်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ နာနတ္ထကာယာ၊ အထူးထူး
 သောကိုယ်ရှိကုန်သော၊ ဧကတ္ထသညိနော၊ တူသော ပရိသန္ဓေ သညာ
 ရှိကုန်သော၊ သတ္တာ၊ သတ္တာဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ သေယျထာဝိ၊ အ
 ဘယ်သည်တို့နည်းဟူမူကား၊ ဗြဟ္မကာယိကာ၊ ပဋ္ဌမချာန် တည်းဟူသော
 ဗြဟ္မာထံ၌ ဖြစ်ကုန်သော၊ ပဋ္ဌမာဘိနိဗ္ဗတ္တာ၊ ပဋ္ဌမချာန်၏ အစွမ်းဖြင့်ဖြစ်
 ကုန်သော၊ ဒေဝါ၊ ဗြဟ္မာတို့တည်း၊ အယံ၊ ဤသည်ကား၊ နုတိယာ၊ နှစ်ခု
 မြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိမည်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 ဧကတ္ထကာယာ၊ ထူသောကိုယ်ရှိကုန်သော၊ နာနတ္ထသညိနော၊ အထူးထူး

သော ပဋိသန္ဓေသညာ ဂှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊
 ဂှိကုန်၏၊ သေယျထာပိ၊ အဘယ်သည်ဟိုနည်း ဟူမူကား၊ အာတသရ၊
 အာသတသရထံ၌ ဖြစ်ကုန်သော၊ ဒေဝါ၊ ဗြဟ္မာတို့တည်း၊ အယံ၊ ဤသည်
 ကား၊ တဘိယာ၊ သုံးခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိမည်
 ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧကတ္တကာယာ၊ တူသော ကိုယ်ဂှိကုန်သော၊
 ဧကတ္တသညိနော၊ တူသော သညာဂှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊
 သန္တိ၊ ဂှိကုန်၏၊ သေယျထာပိ၊ အဘယ်သည်ဟိုနည်း ဟူမူကား၊ သုဘကိ
 ဣာ၊ သုဘကိဣာထံ၌ ဖြစ်ကုန်သော၊ ဒေဝါ၊ ဗြဟ္မာတို့တည်း၊ အယံ၊ ဤသည်
 ကား၊ စတုတ္ထော၊ လေးခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိမည်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ သဗ္ဗသော၊ အကြွင်းမရှိသောအားဖြင့်၊ ရူပသညာထံ၊
 ရူပါဝစရျာန်တည်းဟူသော သညာတို့ကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်
 ခြင်းကြောင့်၊ ပဋိစာ သညာနံ၊ ပဋိစာ သညာတို့၏၊ အတ္တင်္ဂမာ၊ ချုပ်ခြင်း
 ကြောင့်၊ နာနတ္ထ သညာထံ၊ အထူးထူးသော သညာတို့ကို၊ အမနသိကာရာ၊
 နှလုံးမသွင်းကုန်မူ၍၊ အာကာသသ၊ ကောင်းကင်သည်၊ အနန္တော၊ အဆုံးမရှိ
 ဣတိ၊ ဤသို့ စီးဖြန်းခြင်းကို ပြုကုန်၍၊ အာကာသာနဉ္စာ ယတနူပဂါ၊ အာ
 ကာသာနဉ္စာယတနထံသို့ ကပ်ကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊
 ဂှိကုန်၏၊ အယံ၊ ဤသည်ကား၊ ပဉ္စမာ၊ ဝါးခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊
 ဝိညာဏဋ္ဌိတိမည်၏၊ သဗ္ဗသော၊ အကြွင်းမရှိသောအားဖြင့်၊ အာကာသာ
 နဉ္စာယတနံ၊ အာကာသာ နဉ္စာယတနရျာန်ကို၊ သမတိက္ကမ္မ၊ ကောင်းစွာလွန်
 ကုန်၍၊ ဝိညာထံ၊ ဝိညာဉ်သည်၊ အနန္တံ၊ အဆုံးမရှိ၊ ဣတိ၊ ဤသို့ စီးဖြန်းခြင်း
 ကိုပြု၍၊ ဝိညာဏဉ္စာယတနူပဂါ၊ ဝိညာဏဉ္စာယတနထံသို့ ကပ်ကုန်သော၊
 အယံ၊ ဤ သည်ကား၊ သဗ္ဗာ၊ မြောက်ခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာ
 ဏဋ္ဌိတိမည်၏၊ သဗ္ဗသော၊ အကြွင်းမရှိသောအားဖြင့်၊ ဝိညာဏဉ္စာယတနံ၊
 ဝိညာဏဉ္စာယတနရျာန်စိတ်ကို၊ သမတိက္ကမ္မ၊ ကောင်းစွာလွန်ကုန်၍၊ ကိဉ္စိ၊
 တစ်ခုတည်းဟူသော ဝိညာဏဉ္စာယတနစိတ်သည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့ စီးဖြန်း
 ခြင်းကိုပြု၍၊ အာကိဉ္စညာယတနူပဂါ၊ အာကိဉ္စညာယတနထံသို့ ကပ်ကုန်
 သော၊ အယံ၊ ဤသည်ကား၊ သတ္တမာ၊ ခုနစ်ခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာ
 ဏဋ္ဌိတိမည်၏၊ ဧဝံ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ပဋိသန္ဓိဝသေန၊
 ပဋိသန္ဓေ၏အစွမ်းအားဖြင့်၊ သတ္တဝိညာဏဋ္ဌိတိယော၊ ခုနစ်ပါးသော ဝိညာ
 ဏဋ္ဌိတိတို့ကို၊ ဇာနုပတိ၊ ထိတော်မူတတ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊
 ဝိညာဏဋ္ဌိတိယော သဗ္ဗာတိပဒယ၊ ဝိညာဏဋ္ဌိတိယော သဗ္ဗာဟူသောစုန်

၂

၏။ အတ္ထော၊ အနက်တည်း။ ပေါသာလာတိ၊ ပေါသာလ ပုတ္တုပွားဟူ၍။ ဘဂဝါ၊ မြတ်စွာ ဆုရားသည်။ အာသပတိ၊ ခေါ်တော်မူ၏။ အဘိဇာနိတထာဂတောဘိဇ္ဇေပဒေ၊ အဘိဇာနိတထာဂတော ဟူသောဤပုဒ်၌၊ အဘိဇနန္တိ၊ အဘိဇာနိ ဟူသည်ကား။ အဘိဇာနန္တော၊ အလွန် သိတတ်သော၊ ဝိဇာနန္တော၊ အထူးသဖြင့် သိတတ်သော၊ ပရိဝိဇာနန္တော၊ တတန်အထူး သဖြင့်သိတတ်သော၊ ပရိဝိဇ္ဇန္တော၊ ထိုးတွင်း၍ သိတတ်သော၊ တထာဂတောတိ၊ တထာဂတော ဟူသည်ကား။ ဟိသစ္စံ၊ မှန်၏။ ဘဂဝတော၊ မြတ်စွာဆုရားသည်။ ဧဝံဝစနံ၊ ဤဆိုလတ္တံ့ သောစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ရုဇ္ဈ၊ ရုဇ္ဈ၊ အတိတ်ံပိ၊ အတိတ်ံလည်းဖြစ်သော၊ အဘူတံ၊ မဟုတ်သော၊ အတစ္ဆံ၊ မမှန်သော၊ အနတ္တသညိတံ၊ အကျိုးစီးပွားမရှိသော၊ ယံဝါစံ၊ အကြင်စကားသည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တံဝါစံ၊ ထိုစကားကို၊ တထာဂတော၊ မြတ်စွာဆုရားသည်။ နုဗျာကရောတိ၊ ဟောတော်မူ၊ ရုဇ္ဈ၊ ရုဇ္ဈ၊ အတိတ်ံပိ၊ အတိတ်ံလည်းဖြစ်သော၊ ဘူတံ၊ မဟုတ်သော၊ တစ္ဆံ၊ မှန်သော၊ အနတ္တသညိတံ၊ အကျိုးစီးပွားမရှိသော၊ ယံဝါစံ၊ အကြင်စကားသည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တံ၊ ထိုစကားကို၊ တထာဂတော၊ မြတ်စွာဆုရားသည်။ ဗျာကရောတိ၊ ဟောတော်မူ၏။ တတြ၊ ထိုဟောအပ်သောစကား၌၊ တသောဝဗ္ဗဿ၊ ထိုအမေးကိုသာလျှင်၊ ဝေယျာကရုဏာ၊ ဖြေခြင်းငှါ၊ တထာဂတော၊ မြတ်စွာဆုရားသည်။ ကာလညှ၊ ရောက်ပတ်သော အခါကိုထိသည်။ ဟောတိ၊ ဖြစ်၏။ ရုဇ္ဈ၊ ရုဇ္ဈ၊ အာနာဂတံပိ၊ အာနာဂတံလည်း ဖြစ်သော၊ ယံဝါစံ၊ အကြင်စကားသည်။ စေဟောတိ၊ အကယ်၍ ဖြစ်အံ့၊ (ပ)၊ ရုဇ္ဈ၊ ရုဇ္ဈ၊ ပစ္စုပ္ပန်ံပိ၊ ပစ္စုပ္ပန်ံလည်းဖြစ်သော၊ အဘူတံ၊ မဟုတ်သော၊ အတစ္ဆံ၊ မမှန်သော၊ အနတ္တသညိတံ၊ အကျိုးစီးပွားမရှိသော၊ ယံဝါစံ၊ အကြင်စကားသည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တံဝါစံ၊ ထိုစကားကို၊ တထာဂတော၊ မြတ်စွာဆုရားသည်။ နုဗျာကရောတိ၊ ဟောတော်မူ၊ ရုဇ္ဈ၊ ရုဇ္ဈ၊ ပစ္စုပ္ပန်ံပိ၊ ပစ္စုပ္ပန်ံလည်းဖြစ်သော၊ ဘူတံ၊ မဟုတ်သော၊ တစ္ဆံ၊ မှန်သော၊ အနတ္တသညိတံ၊ အကျိုးစီးပွားမရှိသော၊ ယံဝါစံ၊ အကြင်စကားသည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တံဝါစံ၊ ထိုစကားကို၊ တထာဂတော၊ မြတ်စွာဆုရားသည်။ နုဗျာ

ကရောတိ၊ ဟောတော်မူ၊ ဝုန္တု၊ ဝုန္တု၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ထည်းဖြစ်သော၊
 ဘုတ်၊ ဟုတ်သော၊ ကတ္ထု၊ မှန်သော၊ အတ္ထုသဠိတံ၊ အကျိုးစီးပွားရှိသော၊
 ယံပါဝံ၊ အကြင်စကားသည်၊ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တံဝါဝံ၊ ထို
 စကားကို၊ တထာဂတော၊ မြတ်စွာဘုရားသည်၊ ဗျာကရောတိ၊ ဟောတော်
 မူ၏၊ တကြံ၊ ထိုဟောအပ်သောစကား၌၊ တဗောဓပဉ္စသ၊ ထိုအမေးပြဿ
 နာကိုသာလျှင်၊ ဝေယျာကရဏာယ၊ ဖြေခြင်းငှါ၊ တထာဂတော၊ မြတ်စွာ
 ဘုရားသည်၊ ကာလညှ၊ ဝေျောက်ပတ်သော အခါကို သိတော်မူသည်၊
 ဟောတိ၊ ဖြစ်၏၊ ဝုန္တု၊ ဝုန္တု၊ ဣတိခေါ၊ ဤသို့လျှင်၊ အတိတာနာဂတပစ္စုပ္ပန်
 သ၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ တထာဂ
 တော၊ မြတ်စွာဘုရားသည်၊ ကာလဝါဒိ၊ ဝေျောက်ပတ်သော အခါ၌ဟော
 တော်မူလေ့ရှိ၏၊ ဘုဘဝါဒိ၊ ဟုတ်မှန်သည်ကို သာလျှင်ဟောတော်မူတော့
 ရှိ၏၊ အတ္ထဝါဒိ၊ မြတ်သောအကျိုးကို ဟောတော်မူလေ့ရှိ၏၊ ဓမ္မဝါဒိ၊ မဂ်
 ဖိုလ်တရားကို ဟောတော်မူလေ့ရှိ၏၊ ဝိနယဝါဒိ၊ စောင့်စည်းဆုံးမခြင်းအစ
 ရှိသည်ကို ဟောတော်မူလေ့ရှိ၏၊ တသ္မာ၊ ထိုကြောင့်၊ တထာဂတောတိ၊ တ
 ထာဂတဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဝုန္တု၊ ဝုန္တု၊ သဒေဝကဿ၊ နတ်ပြည်ငါးထပ်
 နှင့်တကွသော၊ သမာဓကဿ၊ ပဿဝတီနတ်ပြည်နှင့်တကွသော၊ သဗြဟ္မ
 ကဿ၊ ဗြဟ္မာပြည်နှင့်တကွသော၊ ထောကဿ၊ ဩကာသထောကသည်
 လည်းကောင်း၊ သဿမဏဗြာဟ္မဏိယာ၊ ခုဟန်းဝုပ္ပဏားနှင့်တကွသော၊
 သဒေဝမနုဿာယ၊ သရုတ်နတ်တည်းဟူသောမင်းကြွင်းသောလူနှင့်တကွ
 သော၊ ပဇာယ၊ သတ္တလောကသည်လည်းကောင်း၊ ဒိဋ္ဌံ၊ မြင်အပ်သော၊
 သုတံ၊ ကြားအပ်သော၊ ဓုတံ၊ တွေ့အပ်သော၊ ဝိညာတံ၊ သိအပ်သော၊ ပတ္တံ၊
 ရောက်အပ်သော၊ ပရိယေသိတံ၊ ရှာအပ်သော၊ မနုဿ၊ စိတ်ဖြင့်၊ အနုဝိစရိ
 တံ၊ အောက်မှ ဆင်ခြင်အပ်သော၊ ယံခေါဓမ္မံ၊ အကြင်အာရုံခြောက်ပါး
 တရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော အာရုံခြောက်ပါးတရား
 အပေါင်းကို၊ တထာဂတေန၊ မြတ်စွာဘုရားသည်၊ အဘိသမ္ဗုဒ္ဓံ၊ အလွန်
 သောဉာဏ်ဖြင့်အကြွင်းမရှိသိတော်မူအပ်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ တထာဂ
 တောတိ၊ တထာဂတဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဝုန္တု၊ ဝုန္တု၊ ယံစရတ္ထိံ၊ အကြင်
 ညဉ့်၌၊ တထာဂတော၊ မြတ်စွာဘုရားသည်၊ အနုတ္တရံ၊ အတုမရှိသော၊
 သဗ္ဗာသဇ္ဇောဝိ၊ သဗ္ဗညုတညာဏ်ကို၊ အဘိသမ္ဗုဒ္ဓံ၊ အလွန်ထိုထွင်း၍
 သိတော်မူ၏၊ ယဉ္စရတ္ထိံ၊ အကြင်ညဉ့်၌၊ အနုပ္ပာဒိသေသာယ၊ ဝိပါက်ကမ္မ
 ဇရုပ်အကြွင်း မရှိသော၊ နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာန ဓာတ်ဖြင့်၊ ပရိနိဗ္ဗာ

☰

ယတိ၊ ပရိနိဗ္ဗာန်ပြုတော်မူ၏။ တောထွ် အန္တရေ၊ ထိုထုရားဖြစ်တော်မူသည်
 ပရိနိဗ္ဗာန် ပြုတော်မူသည်၏ အကြား၌၊ ယံစေတံ၊ အကြင်တရား တော်ကို၊
 ဘာသာ ဘာဟောတော်မူ၏။ ထာတိ၊ ပြောဘောတော်မူ၏။ နိဗ္ဗိသတိ၊ မေန်
 မရှိစေခြင်းငှါဆုံးမတော်မူ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသောတရားတော်သည်
 တထော၊ ထိုဘာတိုင်းမရွက်မယွင်း မှန်ကန်ညီညွတ်သည် သာလျှင်၊
 ဟောတိ၊ ဖြစ်၏။ အညထော၊ ချွတ်ယွင်းမမှန်မကန်မညီမညွတ်ဘဝါးသောအ
 ပြားသည်။ နဟောတိ၊ မဖြစ်၊ တသ္မာ၊ ထိုကြောင့်၊ တထာဂတောတိ၊ တထာ
 ဂတဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဝုန္န၊ ဝုန္န၊ တထာဂတော၊ မြတ်စွာထုရားသည်၊
 ယထာ၊ အကြင်အခြင်းဖြင့်၊ ဝါဒီ၊ နှုတ်ဖြင့်၊ ဟောတော်မူလေ့ရှိ၏။ တထာ၊ ထို
 အခြင်းဖြင့်၊ ကာရီ၊ ကိုယ်ဖြင့်ပြုတော်မူလေ့ရှိ၏။ ယထာ၊ အကြင်အခြင်း
 ဖြင့်၊ ကာရီ၊ ကိုယ်ဖြင့်ပြုတော်မူလေ့ရှိ၏။ တထာ၊ ထိုအခြင်းဖြင့်၊ ဝါဒီ၊ နှုတ်ဖြင့်
 ဟောတော်မူလေ့ရှိ၏။ ဣတိတသ္မာ၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ ယထာဝါဒီတထာကာရီ၊ ယထာဝါဒီတထာကာရီမည်တော်မူ၏။ ဣတိ
 တသ္မာ၊ ထိုကြောင့်၊ ယထာကာရီတထာပါဒီ၊ ယထာကာရီတထာဝါဒီမည်
 တော်မူ၏။ တသ္မာ၊ ထိုကြောင့်၊ တထာဂတောတိ၊ တထာဂတဟူ၍၊ ဝုပ္ပတိ၊
 ဆိုအပ်၏။ ဝုန္န၊ ဝုန္န၊ သဒေဝကော၊ နတ်ပြည်ဝါးထင်နှင့်တကွသော၊ သမာဓု
 တော၊ ဝဿဝတ္ထိနတ်ပြည်နှင့်တကွသော၊ သဗြာဟ္မကော၊ ဗြာဟ္မာပြည်နှင့်တ
 ကွသော၊ လောကော၊ ဩကာသလောကကိုလည်းကောင်း၊ သဿမဏ
 ဗြာဟ္မဏိယော၊ ရဟန်းပုဂ္ဂိုလ်နှင့်တကွသော၊ သဒေဝမနုဿာယော၊ ရတီ
 နတ်တည်းဟူသောမင်းကြွင်းသောလူနှင့်တကွသော၊ ပဇာယ၊ ဝတ္ထုကော
 ကကိုလည်းကောင်း၊ တထာဂတော၊ မြတ်စွာထုရားသည်၊ အဘိဘူ၊ ဘိသ
 သမာဓိပညာဝိပုတ္တိဖြင့်လွှမ်းမိုးတော်မူ၏။ အဘိဘူကော၊ လွှမ်းမိုး၍ ဖြစ်
 တော်မူ၏။ အညဒတ္ထ၊ စင်စစ်သော်ကားကော၊ ထိုသိကြားနတ်ဗြဟ္မာအစရှိ
 သောဘန်နိုးကြီးသောသူကို သည်၊ ဝဿဝတ္ထိ၊ မြတ်စွာထုရားအသိုတော်သို့
 လိုက်ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ တထာဂတောတိ၊ တထာဂတဟူ၍၊ ဝုပ္ပတိ
 ဆိုအပ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ အဘိဇာနံတထာ ဂတောတိပဒဿ၊
 အဘိဇာနံတထာဂတောဟူသောပုဒ်၏။ အတ္ထော၊ အနက်သည်။ တိဗ္ဗန္တမေ
 နံဇာနာတိတိ၊ တိဗ္ဗန္တမေနံဇာနာတိဟူ သည်ကား၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ အယံပုဂ္ဂိုလ်သည်၊ ကာယဿဘောဒေါ၊ ဥပ္ပာဒိဏ္ဏကဗ္ဗာ
 ပျက်သည်မှ၊ ပရိမရဏာ၊ သာသည်မှနောက်၌၊ အပါယံ ချမ်းသာမှုကင်း
 သော၊ ဝုပ္ပတိ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊

ပျက်စီးထျက်ကျရာဖြစ်သော၊ နိယမံ၊ ငရဲ၌၊ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊
 ဤသို့၊ ကမ္မာဘိသင်္ခါ၊ ဝေဒနာ၊ အကုသိုလ်ကံတည်းဟူသောအဘိသင်္ခါ၊
 ခုတို့၏အစွမ်းအားဖြင့်၊ ဣတ္ထညေဝ၊ အထူးသဖြင့်တည်သောသုက္ခိ၊ ဇာနာ
 တိ၊ သိတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်
 သည်၊ ကာယဿတောဒါ၊ ဥပ္ပာဒိတ္ထကန္ဓာပျက်သည်မှ၊ ပရိမရဏာ၊ သေ
 သည်မှနှောက်၌၊ ဘိက္ခန္ဓာနယောနိယာ၊ ဘိက္ခန္ဓာအမျိုး၌၊ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်
 လတ္တံ့၊ ဣတိ၊ ဤသို့၊ ကမ္မာဘိသင်္ခါ၊ ဝေဒနာ၊ အကုသိုလ်ကံတည်းဟူသော
 အဘိသင်္ခါ၊ ခု၏အစွမ်းအားဖြင့်၊ ဣတ္ထညေဝ၊ အထူးသဖြင့်သာလျှင်တည်
 သောသုက္ခိ၊ ဇာနာတိ၊ သိတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အယံပုဂ္ဂ
 လော၊ ဤပုဂ္ဂိုလ်သည်၊ ကာယဿတောဒါ၊ ဥပ္ပာဒိတ္ထကန္ဓာပျက်သည်မှ၊
 ပရိမရဏာ၊ ရုတိအထက်၌၊ ပိတ္တိဝိသယံ၊ ပိတ္တာတံ၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်
 လတ္တံ့၊ ဣတိ၊ ဤသို့၊ ကမ္မာဘိသင်္ခါ၊ ဝေဒနာ၊ အကုသိုလ်ကံတည်းဟူ
 သောအဘိသင်္ခါ၊ ခု၏အစွမ်းအားဖြင့်၊ ဣတ္ထညေဝ၊ အထူးသဖြင့်သာလျှင်
 တည်သောသုက္ခိ၊ ဇာနာတိ၊ သိတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အ
 ယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ကာယဿတောဒါ၊ ဥပ္ပာဒိတ္ထကန္ဓာပျက်
 သည်မှ၊ ပရိမရဏာ၊ ရုတိအထက်၌၊ မနုဿေသုလူပြည်တို့၌၊ ဥပပဇ္ဇိဿ
 တိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ကမ္မာဘိသင်္ခါ၊ ဝေဒနာ၊ အကုသိုလ်ကံတည်းဟူ
 သောအဘိသင်္ခါ၊ ခု၏အစွမ်းအားဖြင့်၊ ဣတ္ထညေဝ၊ အထူးသဖြင့်သာလျှင်
 တည်သောသုက္ခိ၊ ဇာနာတိ၊ သိတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အ
 ယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပရိပန္နော၊ ကောင်းစွာကျင့်၍၊ ကာယဿတော
 ဒါ၊ ဥပ္ပာဒိတ္ထကန္ဓာပျက်သည်မှ၊ ပရိမရဏာ၊ ရုတိအထက်၌၊ သုဂတိ၊
 ကောင်းသောသူတို့၏လားရာဖြစ်သော၊ သဂ္ဂံသေဝကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇိ
 ဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ကမ္မာဘိသင်္ခါ၊ ဝေဒနာ၊ အကုသိုလ်ကံတည်း
 ဟူသောအဘိသင်္ခါ၊ ခု၏အစွမ်းအားဖြင့်၊ ဣတ္ထညေဝ၊ အထူးသဖြင့်သာလျှင်
 တည်သောသုက္ခိ၊ ဇာနာတိ၊ သိတော်မူ၏၊ ဟိသဂ္ဂံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်
 စွာဘုရားသည်၊ ဣဝေနာဟံသာရိပုတ္တ၊ (ထ)ဥပသမ္ပန္နိဟရတိတိ၊ ဣဝေနာ
 ဟံသာရိပုတ္တ၊ (လ)ဥပသမ္ပန္နိဟရတိဟူသော၊ ဇေတံဝစံ၊ ဤစကားကို၊ ဝုတ္တံ
 ဟောတော်မူအပ်ပြီ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဝေ၊ ဤလောက၌၊ ဇေတံ၊ အ
 ချိုသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဇေတံ၊ ဤသို့၊ စေတသာ၊ စိတ်ဖြင့်၊ စေတော၊ စိတ်ကို
 ဝုတ္တံ၊ မိုင်းခြား၍၊ အဟံ၊ ဝါဘုရားသည်၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်
 မူ၏၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်သို့သောအကျင့်ဖြင့်၊

ကောသလသောဒါ၊ ခန္ဓာပျက်သည်မှ၊ ပရိမရဏာ၊ ရုတိအထက်၌၊ ဒုဂ္ဂတိ၊ မ
 ကောင်းသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီးထွက်ကျရာဖြစ်
 သော၊ နိရိယံ၊ ငရဲသို့၊ ဥပပဇ္ဇိဿတိ၊ ဖြစ်သတ္တံ၊ တထာ၊ ထိုသို့သောအကျင့်
 ကို၊ ပရိပဇ္ဇော၊ ကျင့်၏၊ တထာ၊ ထိုသို့သောအကျင့်ကိုလည်း၊ ဣရိယာတိ၊
 ဖြစ်စေ၏၊ တဗ္ဗမဂ္ဂံ၊ ထိုအကျင့်တည်းဟူသောခရီးသို့၊ သမာဓုဋ္ဌော၊ ကောင်း
 စွာတက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်ထိတော်မူ၏၊ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ ဣမ၊ ဤထောက၌၊ ဧကစ္စံ၊ အချို့သော၊ ဧဝံ၊ ဤသို့၊ ပုဂ္ဂလံ၊
 ပုဂ္ဂိုလ်ကို၊ စေတသ၊ စိတ်ဖြင့်၊ စေတော၊ စိတ်ကို၊ ပရိစ္စ၊ ပိုင်းခြား၍၊ အဟံ၊
 ငါတုရားသည်၊ ပဇာနာမိ၊ အပြားအားဖြင့်ထိတော်မူ၏၊ အယံပုဂ္ဂလော၊ ဤ
 ပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်သို့သောအကျင့်ဖြင့်၊ ကောသလသောဒါ၊ ခန္ဓာ
 ပျက်သည်မှ၊ ပရိမရဏာ၊ ရုတိအထက်၌၊ တိရ၊ ဣန္ဒြိယသော၊ နိယံ၊ တိရ၊ ဣန္ဒြိယ
 မျိုး၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်သတ္တံ၊ တထာ၊ ထိုသို့သောအကျင့်ကို၊ ပရိပဇ္ဇော၊
 ကျင့်၏၊ တထာ၊ ထိုသို့သောအကျင့်ကို၊ ဣရိယာတိ၊ ဖြစ်စေ၏၊ တဗ္ဗမဂ္ဂံ၊ ထိုအ
 ကျင့်တည်းဟူသောခရီးသို့၊ သမာဓုဋ္ဌော၊ ကောင်းစွာတက်၏၊ ဣတိ၊ ဤသို့၊
 ပဇာနာမိ၊ အပြားအားဖြင့်ထိတော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣမ၊ ဤ
 ထောက၌၊ ဧကစ္စံ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ စေတသ၊ စိတ်
 ဖြင့်၊ စေတော၊ စိတ်ကို၊ ပရိစ္စ၊ ပိုင်းခြား၍၊ အဟံ၊ ငါတုရားသည်၊ ပဇာနာမိ၊ အ
 ပြားအားဖြင့်ထိတော်မူ၏၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်
 သို့သောအကျင့်ဖြင့်၊ ကောသလသောဒါ၊ ကိုယ်ခန္ဓာပျက်သည်မှ၊ ပရိမရဏာ၊
 ရုတိအထက်၌၊ ဝိတ္တိဝိသယံ၊ ဝိတ္တာဇ်အရာသို့၊ ဥပပဇ္ဇိဿတိ၊ ဖြစ်သတ္တံ၊
 တထာ၊ ထိုသို့သောအကျင့်ကို၊ ပရိပဇ္ဇော၊ ကျင့်၏၊ တထာ၊ ထိုသို့သောအ
 ကျင့်ကို၊ ဣရိယာတိ၊ ဖြစ်စေ၏၊ တဗ္ဗမဂ္ဂံ၊ ထိုအကျင့်တည်းဟူသောခရီးသို့၊
 သမာဓုဋ္ဌော၊ ကောင်းစွာတက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်ထိ
 တော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣမ၊ ဤထောက၌၊ ဧကစ္စံ၊ အချို့သော
 ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ စေတသ၊ စိတ်ဖြင့်၊ စေတော၊ စိတ်ကို၊ ပရိစ္စ၊
 ပိုင်းခြား၍၊ အဟံ၊ ငါတုရားသည်၊ ပဇာနာမိ၊ အပြားအားဖြင့်ထိတော်မူ၏၊
 အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်သို့သောအကျင့်ဖြင့်၊ ကော
 သလသောဒါ၊ ကိုယ်ခန္ဓာပျက်သည်မှ၊ ပရိမရဏာ၊ ရုတိအထက်၌၊ မနုဿ
 သု၊ သူ့ပြည်တို့၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်သတ္တံ၊ တထာ၊ ထိုသို့သော အကျင့်
 ကို၊ ပရိပဇ္ဇော၊ ကျင့်၏၊ တထာ၊ ထိုသို့သော အကျင့်ကို၊ ဣရိယာတိ၊ ဖြစ်စေ
 ၏၊ တဗ္ဗမဂ္ဂံ၊ ထိုအကျင့်တည်းဟူသောခရီးသို့၊ သမာဓုဋ္ဌော၊ ကောင်းစွာ



တက်၏။ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။ သာရိပုတ္တ၊
သာရိပုတ္တရာ၊ ဣဓ၊ ဤလောက၌၊ ဧကန္တိ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊
ဧဝံ၊ ဤသို့၊ စေတယာ၊ စိတ်ဖြင့်၊ စေတယော၊ စိတ်ကို၊ ပနိစ္စ၊ ပိုင်းခြား၍၊
အဟံ၊ ဝါထုရားသည်၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။ အယံစပုဂ္ဂ
လော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်သို့ကား အကျင့်ဖြင့်၊ ကာယဿ
ဘောဒါ၊ ကိုယ်ခန္ဓာ ပျက်သည်မှ၊ ပရိမရဏာ၊ ရုတ်အထက်၌၊ သုဂတိံ၊
ကောင်းသော သူတို့သားရာ ဖြစ်သော၊ ပုဂ္ဂလေသကံ၊ နတ်ပြည်သို့၊ ဥပ
ပဇ္ဇိ၊ သက်၊ ဖြစ်တတ္တံ၊ တထာ၊ ထိုသို့သော အကျင့်ကို၊ ပနိပန္နော၊ ကျင့်၏။
တထာ၊ ထိုသို့သော အကျင့်ကို၊ ဣရိယတိ၊ ဖြစ်စေ၏။ တဗ္ဗမဂ္ဂံ၊ ထိုအကျင့်
တည်းဟူသောခရီးသို့၊ သမာရုဠော၊ ကောင်းစွာတက်၏။ ဣတိ၊ ဤသို့၊ ပဇာ
နာမိ၊ အပြားအားဖြင့် သိတော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဓ၊ ဤလော
က၌၊ ဧကန္တိ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ စေတယာ၊ စိတ်ဖြင့်၊
စေတော၊ စိတ်ကို၊ ပနိစ္စ၊ ပိုင်းခြား၍၊ အဟံ၊ ဝါထုရားသည်၊ ပဇာနာမိ၊ အပြား
အားဖြင့် သိတော်မူ၏။ အယံစပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်
အကျင့်ဖြင့်၊ အာသဝါနံ၊ အာသဝေါဘရားဟူ၍၊ ယော၊ ကုန်ခြင်းကြောင့်၊
အနာသဝံ၊ အာသဝေါကင်းသော၊ စေတောပိရတ္တံ၊ ဗေဒပိရတ္တံကို၊ ပညာ
ပိရတ္တံ၊ အရဟတ္တဖိုလ်ပညာကို၊ ဝိဇ္ဇေဝေဓေ၊ မျက်မှောက်သောကိုယ်၏
အဖြစ်၌၊ သယံ၊ မိမိအလိုလို၊ အဘိညာ၊ ထူးသောညာတ်ဖြင့်သိ၍၊ သန္တိက
တွာ၊ မျက်မှောက်ဖြ၍၊ ဥပပဗ္ဗန္တိ၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ တထာ၊ ထို
သို့သော အကျင့်ကို၊ ပနိပန္နော၊ ကျင့်၏။ တထာ၊ ထိုသို့သော အကျင့်ကို၊ ဣရိ
ယတိ၊ ဖြစ်စေ၏။ တဗ္ဗမဂ္ဂံ၊ ထိုအကျင့်တည်းဟူသောခရီးသို့၊ သမာရုဠော၊
ကောင်းစွာတက်၏။ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။
ဣတိအယံ၊ ဤသည်လျှင်၊ ကိဗ္ဗန္တမေနံ၊ ဇာနာကိတိပဒေသ၊ ကိဗ္ဗန္တမေနံ၊ ဇာ
နာကိဟူသောပုဒ်၏။ အတ္ထော၊ အနက်သည်၊ ဝိရတ္တံ၊ တပုပ္ဖယနန္တိ၊ ဝတ္ထပဒေ
ဝိရတ္တံ၊ တပုပ္ဖရာဟနံဟူသော ဤပုဒ်၌၊ ဝိရတ္တန္တိ၊ ဝိရတ္တံဟူသည်ကား၊ အာ
ကိဗ္ဗညာယတနေ၊ အကိဗ္ဗညာယတနုဗျာနံ၌၊ အဝိရတ္တံ၊ ဝိရတ္တံ၊ နှလုံး
သွင်းခြင်းတည်းဟူသောဝိမောက္ခဖြင့်၊ ဝိရတ္တံ၊ ညွှတ်သော၊ တက္ကံ၊ ဝိရတ္တံ၊
ထိုအကိဗ္ဗညာယတနုဗျာနံ၌ ညွှတ်သော၊ အဝိရတ္တံ၊ ထိုအကိဗ္ဗညာယတ
နုဗျာနံကိုနှလုံးသွင်းသော၊ တဒါပိပဒေတယျံ၊ ထိုဗျာနံကိုအကြီးပြုသော၊ အ
ထုဝါ၊ တနည်းကား၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဇာနာတိ၊ သိတော်မူ၏။
အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ဣပိရတ္တံ၊ ဣပိရတ္တံ၌ ညွှတ်၏။ သန္တိပိရတ္တော၊

သဒ္ဓါရုံ၌ညွတ်၏၊ ဝဇ္ဇာမိရုတ္တော၊ ဝဇ္ဇာရုံ၌ညွတ်၏၊ ရသသမိရုတ္တော၊ ရသသရုံ၌
ညွတ်၏၊ ဗောဇ္ဈိယမိရုတ္တော၊ ဗောဇ္ဈိယရုံ၌ညွတ်၏၊ ကုဏ္ဍိယမိရုတ္တော၊ အမျိုး၌
ညွတ်၏၊ ဝဏ္ဏာမိရုတ္တော၊ ဂိုဏ်း၌ညွတ်၏၊ အပါယာမိရုတ္တော၊ နေရာ၌ညွတ်
၏၊ ယာဘာမိရုတ္တော၊ လာတံ၌ညွတ်၏၊ ယသမိရုတ္တော၊ အခြံအရံ၌ညွတ်
၏၊ ပသံသမိရုတ္တော၊ ခြီးပွမ်းခြင်း၌ညွတ်၏၊ သုခါမိရုတ္တော၊ ချမ်းသာခြင်း၌
ညွတ်၏၊ ဝိဝရာမိရုတ္တော၊ သင်္ကန်း၌ညွတ်၏၊ ဝိဇ္ဇာပါတာမိရုတ္တော၊ ဆွမ်း၌
ညွတ်၏၊ ဝေဒနာသနာမိရုတ္တော၊ ကျောင်း၌ညွတ်၏၊ ဝိသနာပစ္စယဘေသန္တ
ပဝိက္ခာနာမိရုတ္တော၊ သူနာ၏အထောက်အပံ့အရန်အတား ဖြစ်သောဆေး
၌ညွတ်၏၊ သုတ္တန္တာမိရုတ္တော၊ သုတ္တန်၌ညွတ်၏၊ ဝိနယာမိရုတ္တော၊ ဝိနည်း၌
ညွတ်၏၊ အဘိဓမ္မာမိရုတ္တော၊ အဘိဓမ္မာ၌ညွတ်၏၊ အာရညကင်္ဂါမိရုတ္တော၊
ဘောကျောင်းနေခြင်း၌ညွတ်၏၊ ဝိဇ္ဇာပါတိကင်္ဂါမိရုတ္တော၊ ဝိဇ္ဇာပါတိရ
တင်ဆောင်တည်ခြင်း၌ညွတ်၏၊ ပံသုကုလိကင်္ဂါမိရုတ္တော၊ ပံသုကု
ရတင်ဆောင်ကည်ခြင်း၌ညွတ်၏၊ တေဝိဝရိကင်္ဂါမိရုတ္တော၊ တိဝိဝရိကင်
ဆောင်ကည်ခြင်း၌ညွတ်၏၊ သပဒါနဝါရိကင်္ဂါမိရုတ္တော၊ သပဒါနဝါရိက
ရတင်ဆောင်တည်ခြင်း၌ညွတ်၏၊ ဝေပပစ္စာဘတ္တိကင်္ဂါမိရုတ္တော၊ ဝေပ
ပစ္စာဘတ္တိရတင်ဆောင်တည်ခြင်း၌ညွတ်၏၊ နေသဇ္ဇိကင်္ဂါမိရုတ္တော၊
နိသဇ္ဇိရတင်ဆောင်တည်ခြင်း၌ညွတ်၏၊ ယထာသန္တတိကင်္ဂါမိရုတ္တော၊
ယထာသန္တတိရတင်ဆောင်တည်ခြင်း၌ညွတ်၏၊ ပဋ္ဌမဗျာနာမိရုတ္တော၊
ပဋ္ဌမဗျာနံ၌ညွတ်၏၊ ဒုတိယဗျာနာမိရုတ္တော၊ ဒုတိယဗျာနံ၌ညွတ်၏၊ တတိ
ယဗျာနာမိရုတ္တော၊ တတိယဗျာနံ၌ညွတ်၏၊ စတုတ္ထဗျာနာမိရုတ္တော၊ စတုတ္ထ
ဗျာနံ၌ညွတ်၏၊ အာကာသာနဉ္စယတနသမာပတ္တာမိရုတ္တော၊ အာကာသာ
နဉ္စယတနသမာပတ်၌ညွတ်၏၊ ဝိညာဏဉ္စယတန သမပတ္တာမိရုတ္တော၊
ဝိညာနဉ္စယတနသမာပတ်၌ညွတ်၏၊ အာဂ္ဂိဉ္စညာယတနသမာပတ္တာမိ
ရုတ္တော၊ အာဂ္ဂိဉ္စညာယတနသမာပတ်၌ညွတ်၏၊ နေဝသညာနာသညာယ
ယနသမာပတ္တာမိရုတ္တော၊ နေဝသညာနာသညာယတနသမာပတ်၌ညွတ်
၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အာနာတိ၊ ထိတေဉ်မူ၏၊ ဝိရတ္တံ
တပ္ပရာယနန္တိ၊ ဝိရတ္တံတပ္ပရာယနံဟူသည့်ကား၊ အာဂ္ဂိဉ္စညာယတနမယံ၊
အာဂ္ဂိဉ္စညာယတနဗျာနံဖြင့်ပြီးသော၊ တဗ္ဗာနုတ္တံ၊ ထိုအာဂ္ဂိဉ္စညာယတန
ဗျာနံကိုအလေးအမြတ်ပြုသော၊ တပ္ပရာယနံ၊ ထိုဗျာနံလျှင်လည်းထောင်းရာ
ရှိသော၊ ကပ္ပပ္ပရာယနံ၊ အတိသင်္ခါ၊ ရတည်းဟူသောကံလျှင်လည်းထောင်း
ရာရှိသော၊ ဝိပါကပ္ပရာယနံ၊ ပဝတ္တိဖြစ်သောဝိပါကံလျှင်လည်းထောင်းရာ

☰

ရှိသော၊ ကမ္မာဂရုကံ၊ ကံစေတနာကိုအလေးအမြတ်ပြုသော၊ ပဋိသန္ဓိဂရုကံ၊ ဥပပါတ်ပဋိသန္ဓေကိုအလေးအမြတ်ပြုသော၊ အထဝါ၊ တနည်းကား၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဇာနတ်၊ သိတော်မူ၏၊ အဘိပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည် ရူပပရာယနော၊ ရူပါရုံလျှင်ပည်းလျောင်းရာရှိ၏၊ (၁၀)၊ နေဝသညာနာသညာယတနသမာပတ္တိပရာယနော၊ နေဝသညာနာသညာယတနသမာပတ်လျှင်ပည်းလျောင်းရာရှိ၏၊ ဣတိ၊ ဤသို့၊ ဇာနတ်၊ သိတော်မူ၏၊ ဣတံအယံ၊ ဤသည်လျှင်၊ ဝိရတ္တံတပ္ပရာယနန္တိ၊ ဝိရတ္တံတပ္ပရာယနံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧတန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိညာဏဗြဟ္မာယောသဗ္ဗာ၊ ပေါသယလောဘိဘဂဝါ၊ အဘိဇာနံတထာဂတော၊ တိဗ္ဗန္တမေနံဇာနတ်၊ ဝိရတ္တံတပ္ပရာယနန္တိ၊ ဝိညာဏဗြဟ္မာယောသဗ္ဗာ၊ ပေါသယလောဘိဘဂဝါ၊ အဘိဇာနံတထာဂတော၊ တိဗ္ဗန္တမေနံ ဇာနတ်၊ ဝိရတ္တံတပ္ပရာယနံဟူ၍၊ အာဟ၊ ဟောတော်မူပြီ။

အာကိဉ္ဇညာသံဘဝံ၊ အာကိဉ္ဇညန္တံ ဖြစ်တတ်သော ကံဟူသောအဘိသင်္ခါရကို၊ ဥတွာ၊ သိ၍၊ နန္တိ၊ တယျာကိုထည်း၊ သံယောဇနံဣတိ၊ သံယောဇဉ်ဟု၊ ဥတွာ၊ သိ၍၊ ဧဝံ၊ ဤသို့၊ ဧတံ၊ ဤအာကိဉ္ဇညကို၊ အဘိညာယ၊ အထူးသဖြင့်သိ၍၊ တတော၊ ထိုအာကိဉ္ဇညာယတနသမာပတ်မှထ၍၊ တတ္ထ၊ ထိုအာကိဉ္ဇညာယတနသမာပတ်ကို၊ ဝိပဿတိ၊ အနိစ္စစသောအားဖြင့်ရှု၏၊ ဧဝံ၊ ဤသို့အနိစ္စအစရှိသည်ဖြင့်ရှုသည်ဖြစ်၍၊ အရဟတ္တဖိုလ်သို့ရောက်ပြီးထသော၊ ဗြာဟ္မဏဿ၊ မကောင်းမှုကိုအပပြုပြီးထသော၊ ဝုသိမတော သုံးအပ်ပြီးသောမဂ်ဟူသောသီတင်းရှိထသော၊ တဿ၊ ထိုအာကိဉ္ဇညာယတနသမာပတ်ကိုရသောပုဂ္ဂိုလ်၏၊ ဥာဏံ၊ ဥာဏံသည်၊ တထံ၊ မချွတ်မယွင်းမှန်သည်၊ ဟောဘိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိသန္ဓေတိ၊ ဖြေတော်မူ၏။ အာကိဉ္ဇညာသံဘဝံဥတွာတိ၊ အာကိဉ္ဇညာသံဘဝံဥတွာဟူသည်ကား၊ အာကိဉ္ဇညာယတနသံဝတ္တနိကော၊ အာကိဉ္ဇညာယတနသံသွ်ဖြစ်စေ တတ်သော၊ ကမ္မာဘိသင်္ခါရေ၊ ကုသိုလ်ကံတည်းဟူသောအဘိသင်္ခါရကို၊ အာကိဉ္ဇညာသံဘဝေါတိ၊ အာကိဉ္ဇညာသံဘဝဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ အာကိဉ္ဇညာယတနသံဝတ္တနိကံ၊ အာကိဉ္ဇညာယတနသံသွ်ဖြစ်စေတတ်သော၊ ကမ္မာဘိသင်္ခါရံ၊ ကုသိုလ်ကံဟူသောအဘိသင်္ခါရကို၊ အာကိဉ္ဇညာသံဘဝေါတိ၊ အာကိဉ္ဇညန္တံဖြစ်စေတတ်သောကုသိုလ်ကံဟူသောအဘိသင်္ခါရဟု၊ ဥတွာ၊ သိ၍၊ တဂ္ဂန္တိ၊ အာကိဉ္ဇညန္တံပြီတတ်သောကံဟု၊ ဥတွာ၊ သိ၍၊ ဗန္တန္တိ၊ ဖွဲ့တတ်သောကံဟု၊ ဥတွာ၊ သိ၍၊ ဝသိဗောဓေတိ၊

ကြောင့်ကြက်ခြစ်စေတတ်သောကမ္ဘာတစ်သစ်၊ ရဟု၊ ဥက္ကဋ္ဌ၊ ဇာနိတ္တ၊ သိ၍၊
 တုလယိတ္တ၊ နှိုင်းချိန်၍၊ ကိရယိတ္တ၊ ရံစမ်း၍၊ ဝိဘာဝယိတ္တ၊ ပွားစေ၍၊ ဝိ
 ဘုတံကတ္တ၊ ထင်ရှားသည်ကိုပြု၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အာကိဉ္ဇညာ
 သံဘဝံ ဥက္ကဋ္ဌာတိ ပဒေသ၊ အာကိဉ္ဇညာ သံဘဝံဥက္ကဋ္ဌာ ဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ နန္ဒိသံယောဇနံ၊ နန္ဒိသံယောဇနံ ဣတိဟု
 သည်ကား၊ အရူပရာဂါ၊ အရူပထံ၌တပ်သောရာဂကို၊ နန္ဒိသံယောဇနံ၊ နန္ဒိ
 သံယောဇနံဟူ၍၊ ဝုဗ္ဗတိ၊ ဆိုအပ်၏။ အရူပရာဂေန၊ အရူပရာဂဖြင့်၊ ကမ္မ
 လတ္တံ၊ ကံဟူသောအဘိသင်္ခါရဖြင့်ပြုသော၊ သတ္တိတံ၊ ငြိခြင်းသို့ရောက်သော
 ပထိဗုဒ္ဓံ၊ အထပ်ထပ်ဖွဲ့သော၊ အရူပရူပံ၊ အရူပထံ၌ တပ်တတ်သော၊ တံ
 နန္ဒိ၊ ထိုတဏှာကို၊ သံယောဇနံ၊ သံယောဇနံဟု၊ ဥက္ကဋ္ဌ၊ သိ၍၊ ထဂ္ဂ
 နန္ဒိ၊ ငြိတတ်၏ဟု၊ ဥက္ကဋ္ဌ၊ သိ၍၊ ဗန္ဓနန္ဒိ၊ ဖွဲ့တတ်၏ဟု၊ ဥက္ကဋ္ဌ၊ သိ၍၊ ပထိဗေ
 သေတိ၊ ကြေးကံကြက်ခြစ်စေတတ်၏ဟု၊ ဥက္ကဋ္ဌ၊ ဇာနိတ္တ၊ သိ၍၊ တုလ
 ယိတ္တ၊ နှိုင်းချိန်၍၊ ကိရယိတ္တ၊ ရံစမ်း၍၊ ဝိဘာဝယိတ္တ၊ ပွားစေ၍၊ ဝိဘုတံ
 ကတ္တ၊ ထင်ရှားသည်ကိုပြု၍၊ ဣတိ၊ ဤ၊ ဣတိဟုသည်ကား၊ ပဒေသ၊ ပုဒ်၏
 စပ်ခြင်းတည်း၊ ပဒေသံသတ္တိ၊ ပုဒ်၏ ရောရှက်ခြင်းတည်း၊ ပဒေပါရိပုရိ၊ ပုဒ်၏
 ပြည့်ခြင်းတည်း၊ အတ္ထုရသမဝါယော၊ အတ္ထုရ၏ညီညွတ်ခြင်းတည်း၊ ဗျဉ္ဇန
 သိလိဋ္ဌတာ၊ သဒ္ဓါ၏ပြုပြင်သောအဖြစ်တည်း၊ ဣတိတိဇေယံ၊ ဣတိဟူသော
 ဤသဒ္ဓါသည်၊ ပဒါနုပုဗ္ဗတာ၊ ပုဒ်သို့အစဉ်လိုက်သော အဖြစ်တည်း၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ နန္ဒိသံယောဇနံ၊ ဣတိတိဇေယံ၊ နန္ဒိသံယောဇနံ ဣတိဟု
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဇေမေတံ အဘိညာသတိ၊ ဇေမေတံ
 အဘိညာယဟူသည်ကား၊ ဇေ၊ ဤသို့၊ ဇေ၊ ထိုအာကိဉ္ဇညာ ယတနကို၊
 အဘိညာယဇာနိတ္တ၊ အထူးသဖြင့်သိ၍၊ တုလယိတ္တ၊ နှိုင်းချိန်၍၊ ကိရ
 ယိတ္တ၊ ရံစမ်း၍၊ ဝိဘာဝယိတ္တ၊ ပွားစေ၍၊ ဝိဘုတံကတ္တ၊ ထင်ရှားပြု၍၊
 ဣတိအယံ၊ ဤသည်လျှင်၊ ဇေမေတံအဘိညာယာတံ ပဒေသ၊ ဇေမေတံအ
 ဘိညာယဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တတောတတ္ထ ဝိပဿတိတိ
 ဧတ္ထပဒေ၊ တတောတတ္ထ ဝိပဿတိဟူသော၊ ဤပုဒ်၌၊ တတ္ထာတိ၊ တတ္ထဟု
 သည်ကား၊ အာကိဉ္ဇညာယတနံ၊ အာကိဉ္ဇညာယတနံချာန်ကို၊ သမာပဇ္ဇိတ္တာ
 ဝင်စား၍၊ တတော၊ ထိုအာကိဉ္ဇညာယတနံချာန်မှ၊ ဝုဗ္ဗဟိတ္တ၊ ထ၍၊ တတ္ထ
 ထိုအာကိဉ္ဇညာယတနံချာန်၌၊ တတော၊ ဖြစ်ကုန်သော၊ ဝိတ္ထစေသိကေ၊ ဝိတ်
 စေတထိက်ဖြစ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ အနိစ္စဟော၊ အမြဲမရှိသော
 အားဖြင့်၊ ဝိပဿတိ၊ ရှု၏၊ ဒုက္ခတော၊ ဆင်းရဲသောအားဖြင့်၊ ဝိပဿတိ၊ ရှု၏

ရောဂဒယာ၊ အနာအားဖြင့် (၁) နိသာ ရဏတော၊ ထွက်မြောက်သောအား
 ဖြင့်၊ ဝိပဿာဘိ၊ ရှု၏၊ ဒက္ခတိ၊ မြင်၏၊ ဩဇောကေတိ၊ ကြည့်၏၊ နိဗ္ဗာယ
 တိ၊ ရှု၏၊ ဥပပရိက္ခတိ၊ စုံစမ်းဆင်ခြင်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ တတော
 တတ္ထဝိပဿတိတိဒေသ၊ တတောတတ္ထဝိပဿတိဟူသောပုဒ်၏၊ အတ္ထော
 အနက်တည်း၊ ဧတံဥါဏံ၊ တထံတဿတိ၊ ဧတံဥါဏံတထံတဿဟူသည်
 ကား၊ တဿ၊ ထိုအာဏိဋ္ဌညာယ၊ အနုပုဂ္ဂိုလ်၏၊ ဧတံဥါဏံ၊ ထိုဥါဏံသည်၊
 တတ္ထံ၊ မှန်သည်၊ ဘူတံ၊ ဟုတ်သည်၊ ဟထာတထံ၊ မချွတ်ယွင်းမှန်သည်၊ အဝိ
 ပရိတံ၊ မဖောက်မပြန်သည်၊ ဟောတိ၊ မြင်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧတံ
 ဥါဏံတထံ ကဿာဘိပဒေသ၊ ဧတံဥါဏံတထံ တဒေဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ဗြာဟ္မဏသ၊ ဝုသိမတောဟိ ဧတ္ထပဒေ၊ ဗြာဟ္မဏ
 သုဝုသိမတော ဟူသော ဤပုဒ်၌၊ ဗြာဟ္မဏေတိ၊ ဗြာဟ္မဏော ဟူသည်
 ကား၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဗဟုတတ္ထာ၊ အပဋ္ဌ
 အပ်ပြီးသည်၏၊ အခြစ်ကြောင့်၊ ဗြာဟ္မဒေသ၊ ဗြာဟ္မဏမည်၏၊ (၁)၊ အထိ
 တော၊ တတ္ထာ၊ နိဗ္ဗိတံ၊ နိဗ္ဗိတံ မရှိသော၊ ကာဒိ၊ လောကဓံတို့ဖြင့် သည်းခံချိ
 သောဂုဏ်ရှိသော၊ သော၊ သို့သို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော
 ရ နန္ဒာကို၊ ဗြာဟ္မဏေတိ၊ ဗြာဟ္မဏဟူ၍၊ ပဝုစ္စဏေ၊ ဆိုအပ်၏၊ ဗြာဟ္မဏသ
 ဝုသိမတောဟိ၊ ဗြာဟ္မဏသုဝုသိမတော ဟူသည်ကား၊ ပုထုဇ္ဇနကဏ္ဍာ
 တံ၊ ကဏ္ဍာဏပုထုဇဉ်ကို၊ ဥပါဒါသ၊ စွဲ၍၊ သတ္တသေက္ခာ၊ သေက္ခာရနစ်ရေခံ
 တို့သည်၊ အပတ္တသ၊ မရောက်သေးသော တရားတို့၊ ပတ္တိယာ၊ ရောက်စေ
 ခြင်းငှါ၊ အနိဂတဿ၊ မရသေးသောတရားကို၊ အမိဂမာယ၊ ရှေ့ခြင်း
 ငှါ၊ အသန္တိကတဿ၊ မျက်မှောက်မပြုအပ်သေးသောတရားကို၊ သန္တိကိ
 ရိယာ၊ မျက်မှောက်ပြုခြင်းငှါ၊ ဝသန္တိ၊ နှေးဦးစွာဖြစ်စေခြင်းငှါ နေကုန်၏၊
 ပဝသန္တိ၊ နှလုံးထွင်းသဖြင့် နေကုန်၏၊ အာဝသန္တိ၊ အထူးသဖြင့်နေကုန်၏၊
 ပရိဝသန္တိ၊ ခပ်ထိမ်းသော အတို့ဖြင့်နေကုန်၏၊ အရဟာ၊ ရဟန္တာသည်၊
 ဝုသိတဝါ၊ သုံးအပ်ပြီးသောမဂ်ဟူသောသိတင်းရှိ၏၊ ကတကရဏိယော၊
 ပြီးပြီးသောပြာဇွန်ကိစ္စရှိ၏၊ ဩဟိတဘာရော၊ ချအပ်ပြီးသော ခန္ဓာဝန်ရှိ
 ၏၊ အနုပုတ္တသ၊ အတ္ထော၊ အစဉ်အတိုင်း ရောက်အပ်သော မိမိမဂ်ဟူသော
 အကျိုးရှိ၏၊ ပရိက္ခိဏဘဝသံယောဇနော၊ ကုန်ပြီးသော ဘဝတည်းဟူ
 သောသံယောဇဉ်ရှိ၏၊ သမ္မဒညာ၊ ကောင်းစွာသိ၍၊ ဝိရုတ္တော၊ ကိလေသာ
 တို့ငှလွတ်၏၊ သော၊ ထိုရဟန္တာသည်၊ ဝုတ္တပါသော၊ သုံးအပ်ပြီးသောမဂ်
 တည်းဟူသောသိတင်းရှိ၏၊ ဝိတ္ထုစရုဏော၊ လေ့လာအပ်ပြီးသော ဝသိ



ဘော်ရှိ၏(ပ)၊ ဇာတိမရဏ သံသာရော၊ ဇာတိမရဏ ဟူသော ရှေ့သွား
 ခြင်းတည်းဟူသော သံသာရာသည် ထည်းကောင်း၊ ပုနုတ္တ ဝေါ၊ တဘန်ပဋိ
 သန္ဓေနေခြင်းသည်ထည်းကောင်း၊ တဿ၊ ထိုရဟန္တာအား၊ နုတ္တိ၊ မရှိ၊ ဣတိ
 အသိ၊ ဤသည်လျှင်၊ ဗြဟ္မဏဿ သုဝိမတောံ၊ တိပဒဿ၊ ဗြဟ္မဏဿ သုဝိ
 မတောဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဘေန၊ ထိုကြောင့်၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ အာဘိဗ္ဗညာသံဘဝံဥတွာ၊ နန္ဒိသံယောဇနံဣတိ၊ ဇေ
 မေတံအဘိညာယ၊ တဘောတတ္ထဝိပဿာတိ၊ ဇေတံညာဏံ တထံတဿ၊
 ဗြဟ္မဏဿ သုဝိမတောတိ၊ အာဘိဗ္ဗညာသံ ဘဝံဥတွာ၊ နန္ဒိသံယောဇနံ
 ဣတိ၊ ဇေမေတံ အဘိညာယ၊ တဘောတတ္ထဝိပဿာတိ၊ ဇေတံညာဏံ တထံ
 တဿ၊ ဗြဟ္မဏဿ သုဝိမတောဟူ၍၊ အာဟ၊ ဟောတော်မူပြီ၊ သဟ
 ဝါထာပရိယောသာနာ၊ ဝါထာဆုံး သည်နှင့် ဘာပြိုင်နက်(ပ)၊ ဘဂဝါ၊ ရှင်ပင်
 ထုရားသည်၊ မေ၊ အကျွန်ုပ်၏ သတ္တဝါ၊ ဆရာပါတည်း၊ အသိ၊ အကျွန်ုပ်သည်
 သာဝကော၊ ဘဝည့် သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျော့က်၏၊
 ပေါသာလပဉ္စံ၊ ပေါသာလမည်သော ပုဂ္ဂိုလ်၏ အမေးပြဿနာသည်၊ သမ
 ဣ၊ ပြီးပြီ။

မောစရာဇပညာသုတ္တန်နိဂ္ဂ

အဘိ၊ အကျွန်ုပ်သည်၊ ဧဒေ၊ နှစ်ကြိမ်၊ သတ္တံ၊ သင်္ကတင် မင်းသားဖြစ်
 ဘော်မူသောအရှင်ဘုရားကို၊ အပုန္နိသံ၊ မပါပြီ၊ စက္ခုမာ၊ ဝါးပါးသော
 စက္ခုရှိတော်မူသောအရှင်ဘုရားသည်၊ နုဗျာကာသိ၊ ကြားတော်မူ၊ ထာဝ
 တတိယဉ္စ၊ သုံးကြိမ်မြောက်အောင်တည်း၊ ပုဇ္ဇော၊ အကြောင်းနှင့် တကွမေး
 အပ်သည့်ရှိသော်၊ ဒေဝေါ၊ ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော၊ ဣသိ၊ အရှင်ဘုရား
 သည်၊ ဗျာကရာတိတိ၊ အဖြေကို ကြားတော်မူ၏ဟု၊ မေ၊ အကျွန်ုပ်သည်၊
 သုတံ၊ ရှေး၌ကြားအပ်ပြီ၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောအသက်ရှိသော
 မောစရာဇာ၊ မေ၊ စရာဇာအမည်ရှိသောပုဂ္ဂိုလ်သည်၊ အဝေါစ၊ ယျော့က်
 ၏၊ ဧဒိသံသတ္တံ၊ အပုန္နိသန္တိ၊ ဧဒိသံသတ္တံ၊ အပုန္နိသံ ဟူသည်ကား၊
 သောဗြဟ္မဏော၊ ထိုမောစရာဇပုဂ္ဂိုလ်သည်၊ ဧဒိသံသတ္တံ၊ နှစ်ကြိမ်၊ ဘဂဝန္တံ
 ဘုန်းဘော်ကြီးသော၊ ပုန္နံ၊ မြတ်စွာဘုရားကို၊ ပဉ္စံ၊ အမေးဖြေပရိကို၊ အပုန္နိ
 မေးပြီ၊ ပဉ္စံ၊ ပြဿနာကို၊ ပုဇ္ဇော၊ မေးအပ်သော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ဣမဿဗြဟ္မဏဿ၊ ဤပုဂ္ဂိုလ်အား၊ ဣန္ဒြိယပရိပါဏော၊ ဣန္ဒြိယရင့်ခြင်း
 သည်၊ ဘဝိဿာတိ၊ ဖြစ်သတ္တံ၊ ဣတိ၊ ဤသို့၊ တဒန္တရာ၊ ထိုပုဂ္ဂိုလ်၏အမေးရင့်

ခြင်းကိုင်တော်မူ၍၊ တဿ၊ ထိုပုဂ္ဂိုလ်တို့၏၊ ပဉ္စ၊ အမေးပြဿနာကို၊ နဗျာကာ
ထိ၊ ဖြေကြားတော်မူသည့်အခါ၊ သက္ကန္တိ၊ သက္ကံဟု သည်ကား၊ သက္ကော၊ သာကီဝင်
မင်းသား၊ ဖြစ်တော်မူသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သက္ကုက္ကထာ၊
သာကီဝင်မင်းမျိုးမှ၊ ပဗ္ဗဒိတော၊ ရဟန်းပြုတော်မူ၏၊ ဣတိပိ၊ ထိုကြောင့်
လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ အထဝါ၊ တနည်းကား၊ အနော၊ တ
ရားတည်းဟူသော ဥစ္စာဖြင့် ကြွယ်ဝတော်မူ၏၊ မဟာဗ္ဗဒော၊ တရားတည်း
ဟူသော များသော ဥစ္စာနှင့်ပြည့်စုံ၏၊ ခနဝါ၊ တရားတည်း ဟူသော ဥစ္စာ
ရှိ၏၊ ဣတိပိ၊ ထိုကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ တဿ၊ ထို
မြတ်စွာဘုရားအား၊ ဣမာနိခနာနိ၊ ဤတရားတည်းဟူသော ဥစ္စာတို့သည်၊
သန္တိ၊ ရှိကုန်၏၊ သေပျောက်ခြင်း၊ အဘယ်သည် တို့နည်းဟု မူကား၊ သဒ္ဓါခနံ၊
သဒ္ဓါတည်းဟူသော ဥစ္စာလည်းကောင်း၊ သီလခနံ၊ သီလတည်းဟူသော
ဥစ္စာလည်းကောင်း၊ ဟိရိခနံ၊ ဟိရိတည်းဟူသော ဥစ္စာလည်းကောင်း၊ ဩတ္တ
ပ္ပခနံ၊ ဩတ္တပ္ပတည်းဟူသော ဥစ္စာလည်းကောင်း၊ သုတခနံ၊ သုတတည်းဟူ
သော ဥစ္စာလည်းကောင်း၊ စာဂခနံ၊ စာဂတည်းဟူသော ဥစ္စာလည်း
ကောင်း၊ ပညာခနံ၊ ပညာတည်းဟူသော ဥစ္စာလည်းကောင်း၊ သတိပဋ္ဌာန
ခနံ၊ သတိပဋ္ဌာန တည်းဟူသော ဥစ္စာလည်းကောင်း၊ သဗ္ဗပ္ပဓာနခနံ၊ သဗ္ဗပ္ပ
ဓာနတည်း ဟူသော ဥစ္စာလည်းကောင်း၊ ဣဒ္ဓိပါဒခနံ၊ ဣဒ္ဓိပါဒ တည်းဟူ
သော ဥစ္စာ လည်းကောင်း၊ ဣန္ဒြိယခနံ၊ ဣန္ဒြိယတည်းဟူသော ဥစ္စာလည်း
ကောင်း၊ ဗလခနံ၊ ဗိုလ်တည်းဟူသော ဥစ္စာလည်းကောင်း၊ ဗောဇ္ဈင်္ဂခနံ၊
ဗောဇ္ဈင် တည်းဟူသော ဥစ္စာလည်းကောင်း၊ မဂ္ဂခနံ၊ မဂ်တည်းဟူသော
ဥစ္စာ လည်းကောင်း၊ ဗေဒနခနံ၊ ဗိုလ်တည်း ဟူသော ဥစ္စာလည်းကောင်း၊
နိဗ္ဗာနခနံ၊ နိဗ္ဗာန်တည်းဟူသော ဥစ္စာလည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့
တည်း၊ အနေကဝိဇေဟိ၊ တပါးမကများသော အပြားရှိကုန်သော၊ ဣမေဟိ
ခနရတနေဟိ၊ ဤဥစ္စာရတနာတို့ဖြင့်၊ အနော၊ ကြွယ်ဝတော်မူ၏၊ မဟာဗ္ဗဒော၊
များသော ဥစ္စာနှင့်ပြည့်စုံတော်မူ၏၊ ခနဝါ၊ ဥစ္စာရှိတော်မူ၏၊ ဣတိပိ၊ ထို
ကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်မူ၏၊ အထဝါ၊ တနည်းကား၊
သက္ကော၊ သာကီဝင်မင်းသားဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ပဟုဝိ
သဝိ၊ များစွာသော သူတော်ကောင်းတို့နှင့် အကျွမ်းဝင်လေ့ရှိ၏၊ အထမ
တ္ထော၊ အတိုင်းမထိ သော သူတို့၏ အမေးပုစ္ဆာကိုဖြေခြင်းငှါ၊ စွမ်းနိုင်၏၊
သုရော၊ ရဲရင့်၏၊ ဝိရော၊ ပညာရှိ၏၊ ဝိက္ကန္တော၊ အထူးသဖြင့် နှစ်သက်တွတ်
ရှိ၏၊ အဘိရူ၊ မကြောက်တတ်၊ အသန္တိ၊ မတုန်လှုပ်တတ်၊ အနုကြာထိ၊

၂၆

မထန်တတ်၊ အစသောပင်၊ မပြေးတက်၊ ပဟိနာယသောပင်၊ ပဟိအင်ပြီး
သောကြော့ကန်မက်ဘွယ်ရှိ၏၊ ဝိဝတသောမဟိသော၊ ကင်းသော၊ ကြက်သီး
မွေးညှင်းထခြင်းရှိ၏၊ ဣကိပိ၊ ထိုကြောင့်လည်း၊ သက္ကော၊ သက္ကမည်တော်
မူ၏၊ နှိုဟ်သက္ကံအပုစ္ဆိသန္တိ၊ နှိုဟ် သက္ကံအပုစ္ဆိသံဟူ၊ နည်းကား၊ အဟိ၊
အက္ခိပိသန္တိ၊ နှိုဟ်ကြောင့်၊ သက္ကံ၊ သာကီဝင်မင်းသား၊ ဖြစ်တော်မူသော
အရှင်ဘုရားတို့၊ အပုစ္ဆိသံ၊ မေးပါပြီ၊ အဟိပိသံ၊ တောင်းပန်ပါပြီ၊ အ
ဇ္ဈေသိသံ၊ တိုက်တွန်းပါပြီ၊ စသောပင်၊ သံ၊ ကြည့်ညှိပါစေပြီ၊ ဣတိအသံ၊
ဤသည်လျှင်၊ နှိုဟ်သက္ကံအပုစ္ဆိ၊ နှိုဟ်သက္ကံအပုစ္ဆိသံဟူ
သောပုဒ်၏၊ အက္ခော၊ အနက်လည်း၊ ဣတိ၊ ဤသို့၊ အဟိသွာ၊ ရှည်သော
အသက်ရှိသော၊ မောစာ၊ စာ၊ မောစာရာစာအမူည်ရှိသောပုစ္ဆိ၊ သည်း
အဝေါစ၊ လျှောက်ပြီ၊ နမေဗျာကသိ၊ စက္ခုမာတိ၊ နမေဗျာကသိ၊ စက္ခုမာ
ဟူသည်ကား၊ နမေဗျာကသိ၊ နအာပိက္ခသိ၊ ကြားတော်မူ၊ နဒေသေထိ၊
ဟောတော်မူ၊ နပညပေထိ၊ မထိစေ၊ နပညပေထိ၊ မထား၊ နပိဝေ၊ မဖွင့်၊
နပိဘဇ၊ မဂေဇာနိ၊ ဥတ္တာနိ၊ ပေါသည်ကို၊ နမာကသိ၊ မဗြူ၊ နပကသေထိ၊
ထင်ရှားမပြီ၊ စက္ခုမာတိ၊ စက္ခုမာဟူသည်ကား၊ တဂဝါ၊ မြတ်စွာဘုရား
သည်၊ ပဉ္စဟိစက္ခုဟိ၊ ငါးပါးတုန်သော စက္ခုတို့ဖြင့်၊ စက္ခုမာ၊ စက္ခုမာမည်
တော်မူ၏၊ မံသစက္ခုနာပိ၊ မံသစက္ခုဖြင့် လည်း၊ စက္ခုမာ၊ စက္ခုမာမည်
တော်မူ၏၊ ဒိဗ္ဗစက္ခုနာပိ၊ ဒိဗ္ဗစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်
တော်မူ၏၊ ပညာစက္ခုနာပိ၊ ပညာစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်
တော်မူ၏၊ ဗုဒ္ဓစက္ခုနာပိ၊ ဗုဒ္ဓစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်
မူ၏၊ သမန္တစက္ခုနာပိ၊ သမန္တစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်
မူ၏၊ ကထံ၊ အထပ်ဆိုလျှင်၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ မံသစက္ခုနာပိ၊
မံသစက္ခုဖြင့် လည်း၊ စက္ခုမာ၊ စက္ခုမာမည်သနည်း၊ တဂဝါ၊ မြတ်စွာ
ဘုရားသည်၊ မံသစက္ခုမိ၊ သမန္တစက္ခုသော မံသစက္ခုမိ၊ ပဉ္စဝဏ္ဏံ၊ ငါးပါး
သောအဆင်းသည်၊ သံဝိဇ္ဇတိ၊ ရှိ၏၊ နိဇ္ဈာစဝဇ္ဈော၊ အောင်မဲညှိပွင့်အ
ဆင်းလည်းကောင်း၊ ပိတကောစဝဇ္ဈော၊ မဟာဇေယကားပွင့် အဆင်း
လည်းကောင်း၊ ဇေယဟိတကောစဝဇ္ဈော၊ ပိုးဖလံအဆင်းလည်းကောင်း၊
ကဏ္ဍောစဝဇ္ဈော၊ မြက်စဉ်းတောင်အဆင်းလည်းကောင်း၊ ကြဒါတောစ
ဝဇ္ဈော၊ သောက်ရှူးကြယ်အဆင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စဝဏ္ဏံ၊
ငါးပါးသောအဆင်းတို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိတုန်၏၊ တဂဝဇ္ဇော၊ မြတ်စွာ
ဘုရားအား၊ အက္ခိသောမာနိ၊ မျက်မွေးတတ်တို့သည်၊ သန္တိ၊ ရှိတုန်၏။

ယတ္တစ၊ အကြင်အမှတ်၌သည်၊ အက္ခိယောမာနံ၊ မျက်မှူးပောင်တို့သည်၊
 ပတိဗ္ဗိတပနိ၊ ကည်ကုန်၏တံ၊ ထိုမျက်မှူးတော်တို့သည်၊ နိလံ၊ ညိုသည်၊
 ဟောဘိ၊ ဖြစ်၏၊ သုနိဿံ၊ ကောင်းစွာညိုသည်၊ ပါသာဒိကံ၊ ကြည်ညိုခြင်းကို
 ဖြစ်စေဘတ်သည်၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိသည်။ ဥဗ္ဗာပုပ္ဖသမာနံ၊
 အောင်မဲညိုပွင့်နှင့်တူသည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုမျက်မှူးတော်
 ၏၊ ပရဟော၊ ထက်ဝန်းကျင်မှ၊ ဝိဟကံ၊ ချွေသည်၊ ဟောတိ၊ ဖြစ်၏၊ သုဝိတ
 ကံ၊ ကောင်းစွာချွေသည်၊ သုပဗ္ဗဝဏ္ဏံ၊ ရှုအဆင်းကဲ့သို့ အဆင်ရှိသည်၊
 ပါသာဒိကံ၊ ကြည်ညိုခြင်းကိုဖြစ်စေဘတ်သည်၊ ဒဿနေယျံ၊ ရှုချင်ဘွယ်
 ရှိသည်၊ ကဏိကာရပုပ္ဖသမာနံ၊ မဟာသေ့ခါးပွင့်နှင့်တူသည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဘဂဝတော၊ မြတ်စွာထူးရားအား၊ ဥဘာ၊ ဟော၊ နှစ်ပါးကုန်သော၊ အက္ခိ
 ကုဗ္ဗာနိစ၊ မျက်တောင်တို့သည်သည်၊ သောဟိတကာနိ၊ နိကုန်သည်၊ ဟော
 ဣ၊ ဖြစ်ကုန်၏၊ သုသောဟိတကာနိ၊ ကောင်းစွာနိကုန်သည်၊ ပါသာဒိကာနိ၊
 ကြည်ညိုခြင်းကိုဖြစ်စေဘတ်ကုန်သည်၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိကုန်
 သည်၊ ဣန္ဒဝေါဟာသမာနာနိ၊ ဝိပဿ်နှင့်တူကုန်သည်၊ ဟောဣ၊ ဖြစ်ကုန်၏၊
 မဇ္ဈေ၊ မျက်လုံးတော်တို့၏ အလယ်၌၊ ဘယံ၊ မျက်စဉ်းတောင်နှင့် အတူ
 မည်းနက်သည်၊ ဟောတိ၊ ဖြစ်၏၊ သုကဏ္ဍံ၊ ကောင်းစွာမည်းနက်သည်၊
 အလူခံ၊ ကြည်ထင်သည်၊ သိနိဒ္ဓံ၊ ဖြေပြစ်သည်၊ ပါသာဒိကံ၊ ကြည်ညိုခြင်းကို
 ဖြစ်စေဘတ်သည်၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိသည်၊ အဗ္ဗေါရိဋ္ဌကသမာနံ၊
 စင်စစ်ပတီးနက်နှင့်တူသည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုမျက်နက်၏၊ ပရ
 တော၊ ထက်ဝန်းကျင်မှ၊ ဩဒါတံ၊ ပြူသည်၊ ဟောတိ၊ ဖြစ်၏၊ သုဩဒါတံ၊
 ကောင်းစွာပြူသည်၊ သောဟပဏ္ဍရံ၊ အလွန်ပြူသည်၊ ပါသာဒိကံ၊ ကြည်ညို
 ခြင်းကိုဖြစ်စေဘတ်သည်၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိသည်၊ ဩသဝိဘာရ
 ကသမာနံ၊ သောက်ရူးကြယ်နှင့် တူသည်၊ ဟောတိ၊ ဖြစ်၏၊ တေန၊ ထို
 ကြောင့်၊ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ အတ္တဘာဝပရိယာပန္နေန၊ အတ္တဘော
 ကိဋ္ဌိသော၊ မုရိမသုစရိတကမ္မာဘိနိဗ္ဗတ္တေန၊ ရှေးရှေးသောတဝ၌ ပြုအပ်
 သောသုစရိကံသည်ဖြစ်စေအပ်သော၊ မကတိကေနမံသ စက္ခုနံ၊ ကြပ
 တေသောမံသစက္ခုတော်ဖြင့်၊ သမန္တံ၊ ထက်ဝန်းကျင်မှ၊ ယေ၊ ဇနံ၊ သူဇနာ
 ၌တည်သောအာရုံကို၊ ဒိဝါစ၊ နေ့၌ရင်း၊ ရတ္တိံစ၊ ညည့်၌ရင်း၊ ပဿတိ၊ မြင်
 တော်မူ၏၊ တိသစ္စံ၊ မှန်၏၊ ယဒါ၊ အကြင်အခါ၌၊ စတုရင်္ဂသမန္တာဂတော၊ ထေး
 ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ အန္တကာရော၊ အရိက်တိုက်သည်၊ ဟောတိ၊
 ဖြစ်၏၊ သူရိယော၊ နေသည်၊ အတ္တင်္ဂိဝိဘောဝေ၊ ဝင်သည်သည်၊ ဟောတိ၊ ဖြစ်

ဤကံသန္တပေက္ခော၊ သက္ခယံပက္ခုဖြစ်သော၊ ဥပေါသထော၊ ဥပုတ်နေ့သည်
 လည်း၊ ဟောတိ၊ ဖြစ်၏။ တိဗ္ဗော၊ ထူပြောသော၊ ဝနသတ္ထောဝစ၊ တောအုပ်
 သည်လည်း၊ ဟောတိ၊ ဖြစ်၏။ မဟာ၊ ကြီးသော၊ အကုသမထော၊ မည်း
 နက်သောတိမ်တိုက်တို့သည်၊ အပ္ပမ္ဘိတေဝစ၊ လက်သည်လည်း၊ ဟောတိ၊
 ဖြစ်၏။ ဝေဇ္ဇပေ၊ ဤသို့ သဘောရှိသော၊ စတုရင်္ဂသမန္တဝဂတော၊ လေးပါး
 သောအင်္ဂါနှင့်ပြည့်စုံသော၊ အန္တကဝေ၊ အရိက်တိုက်၌၊ သမန္တော၊ ထက်ဝန်း
 ကျင်၌၊ ယောဇနံ၊ ယူဇနာကို၊ ပသတိ၊ မြင်၏။ သောပါ၊ ထိုအရိက်တိုက်
 သည်လည်းကောင်း၊ ကုဇောဝါ၊ နံရံသည်လည်းကောင်း၊ ကဝါဇောဝါ၊
 တံခါးရှက်သည် လည်းကောင်း၊ ပါကာရောဝါ၊ တံတိုင်း သည်လည်း
 ကောင်း၊ ပဗ္ဗတောဝါ၊ တောင်သည် လည်းကောင်း၊ ဝတ္ထံဝါ၊ ခြံသည်
 လည်းကောင်း၊ လတောဝါ၊ နွယ်သည် လည်းကောင်း၊ ရူပါနံ၊ ရူပါရုံတို့ကို၊
 အဒယနာယ၊ မမြင်ခြင်း၌၊ အာပေဇာ၊ ပိတ်ပင်ဆီးတား ခြင်းသည်၊
 နတ္ထိမရှိ၊ ကော်တိုလဖလံ၊ ယထုံးသော နှမ်းစေ့ကို၊ နိဗိတ္တံ ကတွာ၊ အ
 ငှတ်ပြု၍၊ တိသဝါသော၊ နှမ်းထွည်းတိုက်သောနှမ်းရ၌၊ စေပက္ခိပေယျ၊ အ
 ကယ်၍ထည့်ပြီးအံ့၊ တညေဝတိလဖလံ၊ ထုံးငှတ်ပြုသော နှမ်းစေ့ကို
 သာသျှင်၊ ဥဒ္ဓရေယျ၊ ပေါ်ထုတ်နှိုင်ရေ၏ပေါ်၌သို့၊ တဂဝတော၊ မြတ်စွာ
 တုရားအား၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ ကေတိကံ၊ ကြပတေ သော၊ မံသ
 စက္ခု၊ မံသစက္ခုတော်သည်၊ ဥဒ္ဓပါဒိ၊ ထင်ရှားဖြစ်၏ပေါ်၌သို့၊ တဂဝါ၊
 မြတ်စွာတုရားသည်၊ မံသစက္ခုနာပိ၊ မံသစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခု
 မာမည်တော်မူ၏၊ ကထံ၊ အဘယ်သို့သျှင်၊ တဂဝါ၊ မြတ်စွာတုရားသည်၊
 ဒိဗ္ဗေနစက္ခုနာပိ၊ ဒိဗ္ဗစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်သနည်း၊ တဂ
 ဝါ၊ မြတ်စွာတုရားသည်၊ ဝိသုဒ္ဓေန၊ စင်ကြယ်သော၊ အတ်တ္တန္တမ၊ နုဿကေ
 န၊ ထူ၍အမြင်ကိုထွန်၍မြင်နိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုဖြင့်၊ သတ္တေ၊
 သတ္တဝါတို့ကို၊ ပသတိ၊ မြင်တော်မူ၏၊ စာမာနေ၊ စုတေကုန်သော၊ ဥပပဇ္ဇ
 မာနေ၊ ပမိုသန္ဓေနေကုန်သော၊ တိနေ၊ ယုတ်ကုန်သော၊ ပဏီတော၊ မြတ်ကုန်
 သော၊ သုဝဇ္ဇော၊ အဆင်းထွက်ကုန်သော၊ ဒုဗ္ဗဇ္ဇော၊ အဆင်းမထွက်ကုန်သော၊ သု
 ဝတော၊ သုဂတိသို့သွားကုန်သော၊ ဒုဂ္ဂတော၊ ဒုဂ္ဂတိသို့သွားကုန်သော၊ ယထာ
 ကံမူလဂေ၊ အကြင်အကြင်ကံအားလျော်စွာဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါ
 တို့ကို၊ ပဇာနာတိ၊ သိတော်မူ၏၊ ဣမေတော၊ နန္ဒာသတ္တေ၊ ဤအရှင်ဖြစ်ကုန်
 သောသတ္တဝါတို့သည်၊ ကာယဒုစ္စရိတေန၊ ကာယဒုစ္စရိက်နှင့်၊ သမန္တဝဂ
 တာ၊ ပြည့်စုံကုန်၏၊ ဝစိဒုစ္စရိတေန၊ ဝစိဒုစ္စရိက်နှင့်၊ သမန္တဝဂတာ၊ ပြည့်စုံ



ကုန်၏။ မနောဒုစ္စရိတေန၊ မနောဒုစရိက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။
 အရိယာနံ၊ အရိယာဘိက္ခု၊ ဥပပါဒကာ၊ စွပ်စွတ်ကုန်၏။ ဝိဇ္ဇာဒိဋ္ဌိကာ၊
 မှားသောအယူရှိကုန်၏။ ဝိဇ္ဇာဒိဋ္ဌိကမ္ဘာ၊ မာဒါနာ၊ မှားသောအယူဖြင့်အ
 ထူးထူးသောကံကို ဆောက်တည်ကုန်၏။ ဟေ၊ ထိုသတ္တဝါတို့သည်၊ ကာ
 ယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်သည်မှ၊ ပရံမရတာ၊ ရုတ်အထက်၌၊ အ
 ပါယံ၊ ချမ်းသာကြောင်းသော၊ ဒုဂ္ဂဟိ၊ မကောင်းသောသူတို့၏လားရာဖြစ်
 သော၊ ဝိနိပါတံ၊ မကောင်းမှုကိုပြုသောသူတို့၏ကျရာဖြစ်သော၊ နိဗ္ဗယံ၊
 သာယာခြင်းကင်းသောရေတံ၌၊ ဥပပန္နာ၊ ထင်ရှားဖြစ်ကုန်၏။ ဣမေဝပါန
 ဘောန္တောသတ္တာ၊ ဤအရှင်ဖြစ်ကုန်သောသတ္တဝါတို့သည်၊ ကာယသုစရိ
 တေန၊ ကာယသုစရိက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။ ဝစီသုစရိတေန၊
 ဝစီသုစရိက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။ မနောသုစရိတေန၊ မနောသု
 စရိက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။ အရိယာနံ၊ အရိယာသုထေဝ်
 ကောင်းတို့ကို၊ အနုပပါဒကာ၊ မစွပ်စွတ်ကုန်၊ သမ္မာဒိဋ္ဌိကာ၊ ကောင်း
 သောအယူရှိကုန်၏။ သမ္မာဒိဋ္ဌိကမ္ဘာ၊ မာဒါနာ၊ ကောင်းသောအယူဖြင့်ကံ
 ကိုဆောက်တည်ကုန်၏။ ဟေ၊ ထိုသတ္တဝါတို့သည်၊ ကာယဘေဒါ၊
 ကမ္မဇရုပ်ခန္ဓာကိုစွန့်သည်မှ၊ ပရံမရတာ၊ ထင်ရှားဖြစ်သောခန္ဓာကိုယူခြင်း
 ၌၊ သုဂတိ၊ ကောင်းသောသူတို့၏လားရာဖြစ်သော၊ သတ္တံ၊ ရှုပါရုံစသည်တို့
 ဖြင့်ကောင်းမြတ်သော၊ သောကံ၊ ဖြစ်တက်ပျက်တတ်သော ထောကသို့၊
 ဥပပန္နာ၊ ထင်ရှားဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဝိသုဒ္ဓေန၊ စင်ကြယ်သော၊ အ
 တိတ္ထန္တမာနုဿကေန၊ လူကိုအမြင်ကိုလွန်၍မြင်နိုင်သော၊ ဒိဗ္ဗနက္ခန္ဓာ၊
 ဒိဗ္ဗနက္ခန္ဓာဖြင့်၊ သတ္တဝ၊ သတ္တဝါတို့ကို၊ အပဒေနာတိ၊ သိတော်မူ၏။ ဘဂဝါ၊
 မြတ်စွာထူးများသည်၊ အာကင်္ခမာနောစ၊ အလိုတော်ရှိသည်ရှိသော်၊ ကေဝိ
 ထောကောသံ၊ ကခုသောစကြာဝဠာတို့ကို၊ ပသေယျ၊ မြင်ရာ၏။ ဧပိထောက
 ဓာတုယော၊ နှစ်ခုသောစကြာဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏။ တိ
 သောဝိထောကဓာတုယော၊ သုံးခုသောစကြာဝဠာတို့ကိုလည်း၊ ပသေယျ
 မြင်ရာ၏။ စတသောဝိထောကဓာတုယော၊ နေးခုသောစကြာဝဠာတို့ကို
 လည်း၊ ပသေယျ၊ မြင်ရာ၏။ ဧပိထောကဓာတုယော၊ ငါးခုသောစကြာ
 ဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏။ ဒသဝိထောကဓာတုယော၊ ဆယ်ခု
 သောစကြာဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏။ ဝိသင်္ခိထောကဓာတု
 ယော၊ နှစ်ဆယ်ကုန်သောစကြာဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏။
 တိသင်္ခိထောကဓာတုယော၊ သုံးဆယ်ကုန်သောစကြာဝဠာတို့ကိုလည်း၊

ပသေယျ၊ မြင်ရာ၏၊ စတ္တလိသံဝိလောကဓာတုပသေ၊ လေးဆယ်သော
 စကြာဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏၊ ပညာသံဝိလောကဓာတု
 ပသေ၊ ငါးဆယ်သော၊ ကြာဝဠာတို့ကိုလည်း၊ ပသေယျ၊ မြင်ရာ၏၊ ရူပနိ
 ကံ၊ အနည်းငယ်သော၊ သဟာသိဝိလောကဓာတု၊ တသောင်းသောသော
 ကဓာတ်ကိုလည်း၊ ပသေယျ၊ မြင်ရာ၏၊ မဇ္ဈိနိကံ၊ အထယ်မြစ်သော၊ နိဿ
 ဟာသိဝိလောကဓာတု၊ နှစ်သောင်းသောသောကဓာတ်ကိုလည်း၊ ပသေ
 ယျ၊ မြင်ရာ၏၊ တိသဟာသိမဟာသဟာသိဝိလောကဓာတု၊ သုံးခုတို့၏
 ပြည့်စုံကြောင်းဖြစ်သောများသော အထောက်အပံ့ဖြင့်စေတုတ်အပ်ကုန်သော
 သောကဓာတ်ကိုလည်း၊ ပသေယျ၊ မြင်ရာ၏၊ ယာပတာပန၊ အကြင်မျှ
 သောက်ကိုလည်း၊ အာကဓိယျ၊ အလိုတော်ရှိရာ၏၊ တာဝတကံ၊ ထိုမျှ
 သောက်ကိုလည်း၊ ပသေယျ၊ မြင်တော်မူရာ၏၊ ဧဝံ၊ ဤသို့လည်း၊ တဂဝ
 တော၊ မြတ်စွာဘုရားအား၊ ဝိသုဒ္ဓံ၊ အထူးသဖြင့်သန်ရှင်းစင်ကြည်သော၊
 ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုဉာဏ်တော်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ ဒိဗ္ဗနစက္ခုနာဝိ၊ ဒိဗ္ဗစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခု
 မာမည်တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ပညာစက္ခုနာဝိ၊ ပညာစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်သနည်း၊ ဘဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ မဟာပညော၊ များမြတ်သောအကျိုးအကြောင်း
 ဖြစ်သောစုံစမ်းဆင်ခြင်ကတ်သောပညာရှိတော်မူ၏၊ ပုတုပညော၊ မြေကြီး
 ကဲ့သို့ပြန့်နှံ့သောအထူးထူးသော ခန္ဓာစသည်တို့၌ သိတတ်သောပညာရှိ
 တော်မူ၏၊ ဧဝံပညော၊ အတိတ်အနာဂါတ်ပစ္စုပ္ပန်တရားတို့ကို အနိစ္စ
 စသော အားဖြင့်လျှင်စွာထိကတ်သော ပညာရှိတော်မူ၏၊ ဟာသပညော၊
 ရှင်လမ်းခြင်း များသည်ဖြစ်၍ သိလစသည်ကိုဖြစ်စေတတ်သော ပညာ
 ရှိတော်မူ၏၊ ဘိက္ခုပညော၊ လျှင်စွာကိလေသာတို့ကိုပျက်ဆီးတတ်သော
 ပညာရှိတော်မူ၏၊ နိဗ္ဗဗ္ဗိကပညော၊ သောတာပသောအရတို့ကို ထိုးတွင်း
 တတ်သောပညာရှိတော်မူ၏၊ ပညာပသောဒကုသလော၊ ပညာအပြား၌လိပ်
 မာတော်မူ၏၊ ပတိန္ဒုဉာဏော၊ အခြားမရှိသောအပြားသို့ရောက်သောဉာဏ်
 ရှိတော်မူ၏၊ အဓိကတပဗ္ဗိသန္တိဗ္ဗတ္တော၊ ရှေ့အပ်သောမြတ်သော ထေးပါး
 သောပဗ္ဗိသန္တိဉာဏ်ရှိတော်မူ၏၊ စတုပဝေသမုဗ္ဗတ္တော၊ ထေးပါးသော
 ဝိသာရဒဟုဆိုအပ်သော ဉာဏ်သို့ရောက်တော်မူ၏၊ ဒသဗလောဂိ၊ ဆယ်
 ပါးသောအားရှိသော ဒသဗလဉာဏ်တို့၏အားကိုဆောင်တော်မူ၏၊ ပုရိ
 သာသတော၊ အလွန်သောမင်္ဂလာဟု သရုတ်အပ်သော ယောကျ်ားမြတ်



ဖြစ်တော်မူ၏။ ပုဂ္ဂိုလ်သတိဟော၊ မကြောက်မရွံ့သောယောကျ်ား၊ မြတ်ဖြစ်
 တော်မူ၏။ ပုဂ္ဂိုလ်သနာဂေါ၊ အလွန်မြတ်သောယောကျ်ား၊ မြတ်ဖြစ်တော်မူ၏။
 ပုဂ္ဂိုလ်သဇညာ၊ သိတတ်သောယောကျ်ား၊ မြတ်ဖြစ်တော်မူ၏။ ပုဂ္ဂိုလ်သေ
 ရပေဟော၊ သောကဘိုး၏ကိစ္စကို အမြဲရှုက်ဆောင်တတ်သော ယောကျ်ား
 မြတ်ဖြစ်တော်မူ၏။ အနန္တညာဇော၊ ရေတွက်အပ်သောသဘောအားဖြင့်
 အဆုံးကင်းသောညာဏ်ရှိတော်မူ၏။ အနန္တတေဇော၊ ဝေနေယျသတ္တန်၌
 မောဟကိုဗျက်ဆီးတတ်သောအားဖြင့် အတိုင်းမထိသောညာဏ်တန်ခိုးရှိ
 တော်မူ၏။ အနန္တယသော၊ ပညာရှိဖြင့်လောကသုံးပါး၌ အတိုင်းမထိ
 သောကျော်စောသောအသိရှိတော်မူ၏။ အာဇော၊ ပညာကည်းဟူသောဥစ္စာ
 နှင့်ပြည့်စုံတော်မူ၏။ မဟန္တော၊ များစွာသောပညာတည်းဟူသော ဥစ္စာရှိ
 တော်မူ၏။ ဓနဝါ၊ မြီးဖွင်းအပ်သောပညာတည်းဟူသောဥစ္စာရှိတော်မူ၏။
 နေတာ၊ ဝေနေယျသတ္တဝါတို့ကို သံသရာ ကည်းဟူသော ဘေးမှန်ဗ္ဗာန်
 ဟည်းဟူသောဘေးမရှိရာသို့လောင်တတ်၏။ ဝိနေတာ၊ လောင်သောကော
 လ၌သည်း သံဝရိန သ ဝ အာနိနယဖြင့် ဝေနေယျတို့ကို အထူးဆောင်
 တော်မူတတ်၏။ အနုနေတာ၊ တရားဟောသောကောလ၌သည်းယုံမှားခြင်း
 ကိုဖြတ်သော အားဖြင့်အစဉ်အတိုင်း လောင်တော်မူတတ်၏။ ပညာပေ
 တာ၊ ယုံမှားခြင်းကိုဖြတ်၍သိစေအပ်သော အကျိုးအနက်ကို သိစေတော်
 မူတတ်၏။ နိဗ္ဗာပေတာ၊ သိစေတတ်သောအကျိုးကို ဆုံးဖြတ်တော်မူစေ
 တတ်၏။ ပေက္ခတာ၊ ဆုံးဖြတ်အပ်သောအကျိုး၌ပဋိပတ်ကို ရွှင်သောအား
 ဖြင့်ရှုစေတော်မူတတ်၏။ ပသာဒေတာ၊ ကျင့်သောသူတို့ကိုပဋိပတ်အကျိုး
 ဖြင့်ကြည်ညိုစေတတ်၏။ ဟိသတ္တံ၊ မှန်၏။ သောဘဂဝါ၊ ထိုမြတ်စွာထူး
 သည်းအနုပ္ပန္နဿ၊ မဖြစ်သေးသော၊ မဂ္ဂဿ၊ မဂ်ကို၊ ပုပ္ပါဒေတိ၊ ဖြစ်စေတော်
 မူတတ်၏။ အသဗ္ဗာကဿ၊ မဖြစ်သေးသော၊ မဂ္ဂဿ၊ မဂ်ကို၊ သဗ္ဗနေတာ၊ ဖြစ်
 စေတော်မူတတ်၏။ အနက္ခာကဿ၊ မဟောပသေးသော၊ မဂ္ဂဿ၊ မဂ်ကို၊
 အက္ခာတာ၊ ဘောတော်မူတတ်၏။ မဂ္ဂည၊ မဂ်ကိုသိတော်မူ၏။ မဂ္ဂကောဝိ
 ဒေါ၊ မဂ်၌ထိပ်မာတော်မူ၏။ မဂ္ဂါနုဂါစပန၊ ထူးထူးသင်သွား တော်မူသော
 အကျင့်တည်းဟူသောခရီးသို့အစဉ်သွားကျန်သည်ဖြစ်၍၊ တေရဟိ၊ ယခုအ
 ခါ၌၊ သာဝကာ၊ တပည့်ရှိသည်၊ ဝိဟရန္တိ၊ နေထိုင်၏။ ပစ္ဆိမ၊ ဝန်ခံ၍၊ သ
 မန္တာဂတာ၊ အကျင့်နှင့်ပြည့်စုံ ထိုင်၏။ ဟိသတ္တံ၊ မှန်၏။ သောဘဂဝါ၊ ထိုမြတ်
 စွာထူးထူးသည်၊ ဇာနိ၊ သိအပ်သောညောယျဇ်ကို၊ ဇာနာဟိ၊ သဗ္ဗညုတညါဏ်
 ဖြင့်သိတော်မူ၏။ ပဿ၊ မြင်အပ်သောညောယျဇ်ကို၊ ပဿတိ၊ ပညာဖြင့်မြင်

တော်မူ၏။ စက္ခုတူတော၊ မျက်စိတို့၏အကြီးအမှူးဖြစ်၏။ ဥာဏတူတော၊
 ဥာဏ်တို့၏အကြီးအမှူးဖြစ်၏။ ဓမ္မတူတော၊ မပေါက်မပြန်သောသတောရှိ
 ၏၊ ဗြဟ္မတူတော၊ ခြိုးမွှင်းအပ်မြတ်တော်မူ၏။ ဝတ္ထု၊ တရားကိုဟောတော်
 မူတတ်၏။ ပဝတ္ထု၊ အထူးထူးအပြားပြား ဟောတော်မူတတ်၏။ အတ္ထု၊
 အကျိုးအနက်ကို နိဇ္ဇေတ၊ ထုတ်ဖော်တော်မူတတ်၏။ အမတု၊ အမြှိုက်
 နိဗ္ဗာန်ကို၊ ဒါတာ၊ ပေးတော်မူတတ်၏။ ဓမ္မသာဓိ၊ ထောကုတ္တရာ တရားကို
 ဖြစ်စေတတ်သောကြောင့် တရားတို့၌ အစိုးရတော်မူ၏။ တထာ၊ တကော၊
 ရှေးတရား တို့ကဲ့သို့ ကောင်းသော လာခြင်းရှိတော်မူ၏။ ဟိသန္တံ၊ မှန်၏။
 သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အနုပ္ပန္နဿ၊ ငါ့သန္တာန်၌မဖြစ်ဘူး
 သေးသော၊ မဂ္ဂဿ၊ ခြောက်ပါးသော အသာသနာတညာ၏အကြောင်းဖြစ်
 သော အရိယမဂ်ကို၊ ဟိယသ္မာ၊ အကြွင်းကြောင့်၊ ဥပ္ပါဒေတော၊ ဗောဓိပင်
 အရင်း၌လူတို့၏ အစီးအပွားအလို ဌာမိသန္တာန်၌ ဖြစ်စေတော်မူတတ်၏။
 အသစ္စာတဿ၊ ဝေနေယျတို့၏ သန္တာန်၌မဖြစ်ဘူးသေးသော၊ မဂ္ဂဿ၊ သာ
 ဝကပါရသိဥာဏ်၏အကြောင်းဖြစ်သောမဂ်ကို၊ သဗ္ဗနေတော၊ ဝေနေယျတို့
 ၏ သန္တာန်၌ကောင်းစွာ ဖြစ်စေတတ်၏။ အနက္ခာတဿ၊ မဟောဘူးသေး
 သော၊ မဂ္ဂဿ၊ ဗောဓိပင်ရင်း၌ရအပ်သော အရိယမဂ်ကို၊ အက္ခတာ၊ ဟော
 တော်မူတတ်၏။ မဂ္ဂညူ၊ ပစ္စဝေက္ခနာရှုသောအားဖြင့်မိမိ သန္တာန်၌ဖြစ်သော
 အရိယမဂ်ကိုလိဘတ်၏။ မဂ္ဂဝိဒ္ဓ၊ ဝေနေယျသန္တာန်၌ဖြစ်စေအပ်သော အရိ
 ယမဂ်၌လိမ္မာဟော်မူ၏။ မဂ္ဂကောဝိဒေါ၊ တရားလောင်းတို့အား ကြားအပ်
 သောမဂ်ကို ကြားတော်မူတတ်၏။ အာ၊ ထိုမြတ်စွာဘုရား၏၊ သာဝကော၊
 တပည့်တော်သည်။ ဇေတရဟိ၊ ယခုအခါ၌၊ မဂ္ဂနူဝါစပန တရားသင်သွား
 တော်မူသော အချောင့်ဟူသော ခရီးသို့အရည် သွားကုန်သည် ဖြစ်၍၊ ဝိဟ
 ရန္တိ၊ နေကုန်၏။ ပစ္စာသမန္နာဂတာ၊ တရားဖြစ်သည်မှနေ့မှတ်၌သိလအစ
 ရှိသောဂုဏ်နှင့်ပြည့်စုံကုန်၏။ ဘဂဝေတော၊ တုန်းတော်ကြီးသော။ ဟထာ၊
 ထိုမြတ်စွာဘုရားအား၊ အညာတံ၊ မတွေ့မဝေသော အားဖြင့်အထုံးစုံသော
 တရားတို့ကိုထိဘတ်သောကြောင့်မထိအပ်သောတရားမည်သည်။ နုတ္ထိ၊ မ
 ရှိ၊ အနိဋ္ဌံ၊ ပညာကတ္တုဖြင့်မြင်အပ်သောကြောင့် မမြင်အပ်သော တရားမည်
 သည်။ နုတ္ထိ၊ မရှိ၊ အဝိဒ္ဓိတံ၊ ဥာဏ်ဖြင့် မထိအပ်သော မည်သည်။ နုတ္ထိ၊ မရှိ၊
 အသန္တိကတံ၊ မတွေ့ဝေသော အားဖြင့်မျက်မှောက် ပြုအပ်သော ကြောင့်
 မျက်မှောက်မပြုအပ်သောတရားမည်သည်။ နုတ္ထိ၊ မရှိ၊ ပညာယ၊ တွေ့အပ်
 သောပညာဖြင့်၊ အဗျသိတံ၊ မတွေ့အပ်သော မည်သည်။ နုတ္ထိ၊ မရှိ၊ အဟိတံ၊

အကိတ်ဖြစ်သော၊ အနာဂတံ၊ အနာဂတ်ဖြစ်သော၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ဖြစ်သော
ကာလသုံးပါးကို ဥပါဒါယ၊ အတွင်းပြု၍၊ သဗ္ဗေမ္မော၊ ခပ်ထိမ်းကုန်သော
သင်္ခါတကရားတို့သည်၊ သဗ္ဗာကာရေန၊ အနိစ္စအစရှိသော ခပ်ထိမ်းသော
အခြင်းအရာဖြင့်၊ ဘဝဝတော၊ တုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာထူး
၏၊ ဥာဏမုခေ၊ ဥာဏ်တော်၏ရှေ့၌၊ အာပါထံ၊ ထင်ခြင်းသို့၊ အာဝတ္ထိန္တိ၊
ကပ်ရောက်ကုန်၏၊ ယံကိပ္ပိ၊ အလုံးစုံသော၊ နေယျံနာမ၊ ထိအပ်သောတရား
မည်သည်၊ အတ္ထိ၊ ရှိ၏၊ တံ သဗ္ဗံ၊ ထိုအလုံးစုံသော တရားကို၊ ဇာနိတဗ္ဗံ၊ ထို
အပ်ပြီး၊ အတ္ထုတ္ထောဝါ၊ မိမိအကျိုးသည် လည်းကောင်း၊ ပရတ္ထောဝါ၊ လော
ကသုံးပါးတို့၏အကျိုးသည် လည်းကောင်း၊ ဥာယတ္ထောဝါ၊ နှစ်ပါးသော
သူတို့၏အကျိုးသည်လည်းကောင်း၊ ဒိဋ္ဌမဋ္ဌိကောဝါ၊ အတ္ထော၊ မျက်မှောက်
၌ဖြစ်သောအကျိုးသည်လည်းကောင်း၊ သံပရာယိကောဝါ၊ အတ္ထော၊ တမ
လွန်၌ဖြစ်သောအကျိုးသည် လည်းကောင်း၊ ဥတ္တာနောဝါ၊ အတ္ထော၊ ချမ်း
သာစွာတည်လွယ်စေထင်သောအကျိုးသည် လည်းကောင်း၊ ဝန္တိရောဝါ
အတ္ထော၊ သုညဘယသည်နှင့်ယှဉ်သော တစ်နက်သော အကျိုးသည်လည်း
ကောင်း၊ ဂုဇ္ဇောဝါ၊ အတ္ထော၊ လောကုတ္တရာဖြစ်သော အလွန်ခဲရင်းသောအ
ကျိုးသည် လည်းကောင်း၊ ပရိစ္ဆန္ဒောဝါ၊ အတ္ထော၊ အနိစ္စတာဝသော အား
ဖြင့်ဖုံးထွင်းသောအကျိုးသည် လည်းကောင်း၊ နေယျောဝါ၊ အတ္ထော၊ များ
စွာဆောင်အပ်သောအကျိုးသည် လည်းကောင်း၊ နိဘောပါ၊ အတ္ထော၊ များ
သောအားဖြင့်ထုတ်ဖော်အပ်သောအကျိုးသည် လည်းကောင်း၊ အနဝဇ္ဇော
ဝါ၊ အတ္ထော၊ တဒင်္ဂိပိက္ခန္တိ၊ ဣအစွမ်းအားဖြင့်ဖြစ်သောကောင်းစွာစင်ကြယ်
သောသီလ သမာဓိပိပဿနံ၊ ထည်းဟူသော အဖြစ်မရှိသောအကျိုးသည်
လည်းကောင်း၊ နိတ္တိသေသောဝါ၊ အတ္ထော၊ ကိလေသာကံ၊ ဖျက်တတ်သောအ
ရိယမဂ်တည်းဟူသောအကျိုးသည်လည်းကောင်း၊ ဝေါဒါနောဝါ၊ အတ္ထော၊
ကိလေသာငြင်းပြီးသောအရိယဒိတ်ဟူသော အကျိုးသည်လည်းကောင်း၊
ပရမတ္ထဘောဝါ၊ အတ္ထော၊ အသင်္ခါတ တရားတို့ထက်မြတ်သော သဘောရှိ
သောနိဗ္ဗာန်ဟူသောမြတ်သောအကျိုးသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ တံ
သဗ္ဗံ၊ ထိုအလုံးစုံသော အကျိုးသည်၊ အန္တောဗုဒ္ဓဥာဏေ၊ မြတ်စွာထူး၏
ဥာဏ်၏ အာရုံဖြစ်သော အတွင်း၌၊ ပရိဝတ္တတိ၊ ထက်ဝန်းကျင် တန်ဆာ
ဆင်၍အထူးသဖြင့်လည်၍ဖြစ်၏၊ ဘဝဝတော၊ တုန်းတော်ကြီးသော၊ ဗုဒ္ဓ
ဿ၊ မြတ်စွာထူး၏၊ သဗ္ဗံ၊ အလုံးစုံသော၊ ကာယကမ္မံ၊ ကာယကံသည်၊
ဥာသာနုပရိဝတ္တတိ၊ ဥာဏ်တော်သို့လိုက်၏၊ သဗ္ဗံ၊ အလုံးစုံသော၊ ဝစီကမ္မံ၊

ဝစိကံသည်။ ဥာဏာနုပရိဝတ္တတိ၊ ဥာဏာတော်သို့ အစဉ်လိုက်၏။ သမ္ပန္နံ၊
 အဆုံးရုံသော၊ မနောကမ္မံ၊ မနောကံသည်။ ဥာဏာနုပရိဝတ္တတိ၊ ဥာဏာတော်
 သို့အစဉ်လိုက်၏။ ဘဝဝတော၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓော၊ မြတ်စွာဘုရား
 အား၊ အတိတော၊ အတိတ်၌၊ အပ္ပမ္ဘိဟတံ၊ အပိတ်အပင်မရှိသော၊ ဥာဏံ၊ ဥာဏာ
 တော်သည်။ အတ္ထိ၊ ရှိ၏။ အနာဂတော၊ အနာဂတ်၌၊ အပ္ပမ္ဘိဟတံ၊ အပိတ်အပင်
 မရှိသော၊ ဥာဏံ၊ ဥာဏာတော်သည်။ အတ္ထိ၊ ရှိ၏။ ဝေပုပ္ဖန္တံ၊ ပပုပ္ဖန္တံ၊ အပ္ပမ္ဘိဟ
 တံ၊ အပိတ်အပင် မရှိသော၊ ဥာဏံ၊ ဥာဏာတော်သည်။ အတ္ထိ၊ ရှိ၏။ ယာဝတ
 ကံ၊ အကြင်မျှသောကံ၊ နေယျံ၊ သိအပ်သော တရားသည်။ အတ္ထိ၊ ရှိ၏။ တာဝ
 တကံ၊ ထိုမျှသောကံ၊ ဥာဏံ၊ သိတတ်သော ဥာဏာတော်သည်။ အတ္ထိ၊ ရှိ၏။
 ယာဝတကံ၊ အကြင်မျှသောကံ၊ ဥာဏံ၊ သိတတ်သော ဥာဏာတော်သည်။
 အတ္ထိ၊ ရှိ၏။ တာဝတကံ၊ ထိုမျှသောကံ၊ နေယျံ၊ သိအပ်သော တရားသည်။
 အတ္ထိ၊ ရှိ၏။ ဥာဏံ၊ ဥာဏာတော်သည်။ နေယျံ၊ သိအပ်သော တရား
 လျှင်အဆုံးရှိ၏။ နေယျံ၊ သိအပ်သော တရားသည်။ ဥာဏာပရိယန္တိကံ၊ ဥာဏာ
 လျှင်အဆုံးရှိ၏။ နေယျံ၊ သိအပ်သော တရားကို၊ အတိတ္ထမိတ္တာ၊ လွန်၍၊ ဥာ
 ဏံ၊ ဥာဏာသည်။ နုပဝတ္တတိ၊ မဖြစ်၊ ဥာဏံ၊ ဥာဏာကို၊ အတိတ္ထမိတ္တာ၊ လွန်၍၊
 နေယျံ၊ သိအပ်သော တရား အကြောင်းသည်။ နတ္ထိ၊ မရှိ၊ တေ၊ ဓမ္မော၊
 ထိုနေယျဥာဏာတည်းဟူသော တရားတို့သည်။ အညမညပရိယန္တိဋ္ဌာယိ
 နော၊ အချင်းချင်း၏ အစွန်း၌ တည်သော အထွေရှိကုန်၏။ သမာဗုယိတဝနံ၊
 ကောင်းစွာထိ၍ တည်ကုန်သော၊ ဝိန္နံ၊ နှစ်ခုကုန်သော၊ သမုဂ္ဂပဇ္ဇယံ၊ ပန်း
 ကပ်အပြင်ဘို့၏။ ဟောဋ္ဌိမံ၊ အောက်၌ဖြစ်သော၊ သမုဂ္ဂပဇ္ဇယံ၊ ပန်းကပ်အပြင်
 သည်၊ ဥပရိမံ၊ အထက်အဖုံးပန်းကပ်အပြင်ကို၊ နာတိဝတ္တတိ၊ မလွန်၊ ဥပရိ
 မံ၊ အထက်အဖုံးဖြစ်သော၊ သမုဂ္ဂပဇ္ဇယံ၊ ပန်းကပ်အပြင်သည်။ ဟောဋ္ဌိမံ၊
 အောက်၌တည်သောပန်းကပ်အပြင်ကို၊ နာတိဝတ္တတိ၊ မလွန်၊ အညမည
 ပရိယန္တိဋ္ဌာယိနောယထော၊ အချင်းချင်း၏အစွန်း၌ တည်သော အထွေရှိကုန်
 သကဲ့သို့၊ ဝေမေဝ၊ ဤအတူရင်း၊ ဘဝဝတော၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓော၊
 မြတ်စွာဘုရားအား၊ နေယျံ၊ သိအပ်သော တရားသည်။ ယည်းကောင်း၊
 ဥာဏာဥာဏာသိတတ်သောဥာဏာသည်။ ယည်းကောင်း၊ အညမညပရိယန္တိဋ္ဌာယိ
 နော၊ အချင်းချင်း၏အစွန်း၌ တည်သော အထွေရှိကုန်၏။ ယာဝတကံ၊ အ
 ကြင်မျှသောကံ၊ နေယျံ၊ သိအပ်သော တရားရှိ၏။ တာဝတကံ၊ ထိုမျှသောကံ
 ဥာဏံ၊ သိတတ်သောဥာဏာရှိ၏။ ယာဝတကံ၊ အကြင်မျှသောကံ၊ ဥာဏံ၊
 သိတတ်သောဥာဏာရှိ၏။ တာဝတကံ၊ ထိုမျှသောကံ၊ နေယျံ၊ သိအပ်သော

၂၂

တရားရှိ၏။ ဥာဏံ၊ သိတတ်သောဥာဏံသည်။ နေယျပရိယန္တိကံ၊ သိအပ်
 သောတရားလျှင်အဆုံးရှိ၏။ နေယျံ၊ သိအပ်သောတရားသည်။ ဥာဏာပရိ
 ယန္တိကံ၊ သိတတ်သောဥာဏံလျှင်အဆုံးရှိ၏။ နေယျံ၊ သိအပ်သောတရား
 ကို၊ အတိတ္တမိတ္တာ၊ လွန်၍၊ ဥာဏံ၊ သိတတ်သောဥာဏံသည်။ နပ္ပဝတ္တတိ၊
 မဖြစ်၊ ဥာဏံ၊ သိတတ်သောဥာဏံကို၊ အတိတ္တမိတ္တာ၊ လွန်၍၊ နေယျပထော၊
 သိအပ်သောတရား၏ တည်ရာအကြောင်းသည်။ နတ္ထိ၊ မရှိ၊ တေဓမ္မာ၊ ထို
 နေယျဥာဏံတရားတို့သည်။ အညမညပရိယန္တုဋ္ဌာယိနော၊ အချင်းချင်း၏
 အစွန်း၌ကည်သော အထွေရှိကုန်၏။ သဗ္ဗဓမ္မေသု၊ ခပ်သိမ်းကုန်သောတရား
 တို့၌၊ ဘဂဝတော၊ ထုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဥာဏံ၊
 ဥာဏံတော်သည်။ ပရိဝတ္တတိ၊ ထက်ဝန်းကျင်၌၍ ဖြစ်၏။ သဗ္ဗဓမ္မာ၊
 ခပ်သိမ်းကုန်သော တရားတို့သည်။ ဘဂဝတော၊ ထုန်းတော်ကြီးသော၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာဝဇ္ဇနပဋိပန္နာ၊ မနောဒွါရဝဇ္ဇာန်းနှင့်စပ်ကုန်၏။
 အကင်္ခပဋိပန္နာ၊ အသိုတော်နှင့်စပ်ကုန်၏။ မနသိကာရပဋိပန္နာ၊ နှလုံးသွင်း
 ခြင်းနှင့်စပ်ကုန်၏။ စိတ္တုပ္ပါဒပဋိပန္နာ၊ စိတ္တုပ္ပါဒ်နှင့်စပ်ကုန်၏။ သဗ္ဗသတ္တေ
 သု၊ ခပ်သိမ်းကုန်သောသတ္တဝါတို့၌။ ဘဂဝတော၊ ထုန်းတော်ကြီးသော၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဥာဏံ၊ ဥာဏံတော်သည်။ ပဝတ္တတိ၊ ကောင်းစွာ
 ဖြစ်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သဗ္ဗေသံစသတ္တာနံ၊ ခပ်သိမ်းကုန်
 သောသတ္တဝါတို့၏သည်။ အာသယံ၊ ငြိရာဖြစ်သောအာသယကို၊ ဇာနာ
 တိ၊ သိတော်မူ၏။ အနုသယံ၊ သတ္တဝါတို့သတ္တာန်ကိုဖြစ်စေတတ်သောအ
 နုသယကို၊ ဇာနာတိ၊ သိတော်မူ၏။ စရိတံ၊ ရောက်ကို၊ ဇာနာတိ၊ သိတော်မူ၏။
 အဓိမုတ္တိံ၊ ကုသိုလ်အကုသိုလ်တို့၌စိတ်၏သက်ဝင်ခြင်းဆန္ဒကို၊ ဇာနာတိ၊
 သိတော်မူ၏။ အပ္ပရဇက္ခေ၊ ပညာမျက်စိ၌နည်းသောရာဝစသောမြို့ရှိကုန်
 သော၊ မဟာရဇက္ခေ၊ ပညာဟူသောမျက်စိ၌ များသောရာဝစသောမြို့ရှိ
 ကုန်သော၊ တိက္ခိန္ဒြေယေ၊ ထက်သောအိုးခြံရှိကုန်သော၊ မုဒိန္ဒြေယေ၊ နှံသော
 အိုးခြံရှိကုန်သော၊ သွာကာရေ၊ ကောင်းသောအတိုရှိကုန်သော၊ ဒွါကာရေ၊
 မကောင်းသောအတိုရှိကုန်သော၊ သုဝိညာပယေ၊ ချမ်းသာစွာသိခြင်းငှါ
 စွမ်းနိုင်ကုန်သော၊ ဒုဝိညာပယေ၊ ဆင်းရဲသဖြင့် သိခြင်းငှါ စွမ်းနိုင်ကုန်
 သော၊ ဘဗ္ဗာဘဗ္ဗေ၊ အရိယာအမျိုး၌ဖြစ်ထိုက် မဖြစ်ထိုက် ကုန်သော၊
 သတ္တေ၊ သတ္တဝါတို့ကို၊ ဗဇာနာတိ၊ အပြားအားဖြင့်သိတော်မူ၏။ သဒေဝ
 ကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သမာဓကော၊ ဝသဝတ္တိနတ်ပြည်
 နှင့်တကွသော၊ သဗြဟ္မကော၊ ဗြဟ္မာနှင့်တကွသော၊ ဝေသာကော၊ ဩကာသ

လောကသည်လည်းကောင်း၊ သဒ္ဓမ္မဗျူဟာဗျူဟာ၊ ရဟန်းပုဂ္ဂိုလ်များနှင့်တကွ
 သော၊ သဒ္ဓမ္မဗျူဟာ၊ သရတိနတ်တည်းဟူသောမင်းကြွင်းသောလူနှင့်
 တကွသော၊ ပဇာ၊ သတ္တလောကသည်လည်းကောင်း၊ အန္တောဗျူဟာဗျူဟာ၊
 မြတ်စွာဘုရား၏ညွှန်တော်အတွင်း၌၊ ပရိဝတ္တန္တိ၊ ထက်ဝန်ကျင်ဖြစ်ကုန်
 ၏၊ အန္တမသော၊ ယုတ်သောအပိုင်းအခြားအားဖြင့်၊ တိပိတိပိတ်ထံ တိပိတိ
 ပိတ်ထံကြီးကို၊ ဥပါဒါယ၊ အဆုံးပြု၍၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊ မန္တ
 ကန္တပါ၊ ငါးထိပ်မကင်းတို့သည်၊ အန္တောဗျူဟာသရဒ္ဓေ၊ မဟာသရဒ္ဓရာ၏အ
 တွင်း၌သျှင်၊ ပရိဝတ္တန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝမေဝ၊ ဤအတူလည်း
 ကောင်း၊ သဒ္ဓမ္မဗျူဟာလောကော၊ နတ်နှင့်တကွအကြွင်းမရှိသောလောက
 သည်သမာရကောလောကော၊ မာရ်နတ်နှင့်တကွအကြွင်းမရှိသောလောက
 သည်၊ သဗြဟ္မာကောလောကော၊ ဗြဟ္မာနှင့်တကွအကြွင်းမရှိသောလောက
 သည်၊ သဒ္ဓမ္မဗျူဟာဗျူဟာ၊ ရဟန်းပုဂ္ဂိုလ်များနှင့်တကွသော၊ ပဇာ၊ သတ္တလော
 ကသည်၊ သဒ္ဓမ္မဗျူဟာ၊ သရတိနတ်တည်းဟူသောမင်းနှင့်တကွအကြွင်း
 မရှိသောလူတို့သည်၊ အန္တောဗျူဟာဗျူဟာ၊ မြတ်စွာဘုရား၏ ညွှန်တော်၏
 အတွင်း၌၊ ပရိဝတ္တန္တိ၊ ထက်ဝန်ကျင်ဖြစ်ကုန်၏၊ အန္တမသော၊ အလွန်
 သောအပိုင်းအခြားဖြင့်၊ ဝေဒနတေယျံ၊ ဝိနဟအန္တယ်ဖြစ်သော၊ ဝရဇံ၊ ဝရံ
 ကို၊ ဥပါဒါယ၊ အဆုံးပြု၍၊ ယေကေပိ၊ အဆုံးကုန်သော၊ ပက္ခိ၊ ငြက်မျိုးတို့
 သည်၊ အာကာသသရ၊ ကောင်းကင်၏၊ ပဒေသေ၊ တစ်ပိဋံ၊ ပရိဝတ္တန္တိ ယ
 ထာ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝမေဝ၊ ဤအတူလည်းကောင်း၊ သရိပုတ္တသမာ၊
 အရှင်သာရိပုတ္တရာနှင့် တူကုန်သော၊ ယေပိ၊ အကြင်သူတို့ သည်လည်း၊
 ပညာယ ကြီးကျယ်သောပညာနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ တေပိ၊ ထို
 ပညာရှိတို့သည်လည်း၊ ဗျူဟာဗျူဟာ၊ မြတ်စွာဘုရားညွှန်တော်၏၊ ပဒေ
 သေ၊ တစ်ပိဋံ၊ ပရိဝတ္တန္တိ၊ ဖြစ်ကုန်၏၊ ဗျူဟာဗျူဟာ၊ မြတ်စွာဘုရားညွှန်တော်
 သည်၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပညံ၊ ပညာကို၊ ဖရိတွာ၊ နှို၍၊ အဘိဘ
 ဝိတွာ၊ အထွန်ထွင်းရိုးနှိပ်စက်၍၊ ဖန္ဒြိ၊ တည်၍၊ ယေပိတေခတ္တိယပဏ္ဍိ
 တာ၊ အကြင်ပညာရှိသောမင်းတို့သည်လည်းကောင်း၊ ဗြဟ္မဏပဏ္ဍိတာ၊
 ပညာရှိသောပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဂဟမဏိပဏ္ဍိတာ၊ ပညာရှိ
 သော သူကြွယ်တို့ သည်လည်းကောင်း၊ သမဏပဏ္ဍိတာ၊ ပညာရှိသော
 ရဟန်းတို့သည်လည်းကောင်း၊ နိပုဏာ၊ ထိပ်မွေ့သောအကျိုးကိုထိုးတွင်း
 ခြင်းငှါတွင်းနှိုင်းသော ပညာရှိတို့သည်လည်းကောင်း၊ ကတပပေဝါဒါ၊ သူ
 တပါးနှင့်တကွပြုအပ်သောဝါဒကို ဆည်းဘူးတတ်ကုန်သော သူတို့သည်

လည်းကောင်း၊ ဝါလဝေမိဂ္ဂပါ၊ သားမြီးများကိုပစ်နှိုင်းသောထေးသမားနှင့် တူကုန်သောပညာရှိတို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုမင်း ဝသောပညာရှိတို့သည်၊ ဒိဋ္ဌိဂတာနိ၊ သူ့ပါးအယူတို့ကို၊ ပညာဂတေန၊ မိမိ၏ ဥာဏ်ပညာဖြင့်၊ ဘိန္ဒုန္တာမညေ၊ ဖျက်ဆီးအပ်သောအရောင်ကဲ့သို့၊ ဝဒန္တိ၊ ဆိုတတ်ကုန်၏၊ တေ၊ ထိုပညာရှိသောသူတို့သည်၊ မဉ္ဇေ၊ အမေးပြဿနာတို့ကို၊ အဘိသင်္ခါရိတွာ၊ အဘိသင်္ခါရိတွာ၊ အလွန်ပြုပြင်စီရင်ကုန်၍၊ တထာဂတံ၊ မြတ်စွာဘုရားသို့၊ ဥပသကံမိတွာ၊ ကပ်ကုန်၍၊ ဂုဠုနိစ၊ ကွယ်သောအနက်ရှိကုန်သော အမေးဂုဠုတို့ကိုလည်းကောင်း၊ ပဋိန္ဒန္တာနိစ၊ ဖူးလွမ်းသောအနက်ရှိကုန်သော အမေးတို့ကို လည်းကောင်း၊ ပုစ္ဆန္တိ၊ မေးလာကုန်၏၊ ကာသိတာ၊ ဟောအပ်ကုန်သော၊ ဝိသုဇ္ဈိတာ၊ ဖြေအပ်ကုန်သော၊ တေပဉ္စာ၊ ထိုအမေးတို့ကိုသျှင်၊ ဘဂဝတော၊ မြတ်စွာဘုရားသည်၊ နိဗ္ဗိဋ္ဌကာရဏာ၊ ဤသို့သောအကြောင်းကြောင့်အကျိုးဖြစ်၏ဟု ယွန်းနှိုင်းသော အကြောင်းရှိကုန်သည်သာသျှင်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တေ၊ ထိုမင်းပညာရှိ စသောသူတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သင်္ခါပေ၊ အနီး၌၊ ဥပက္ခိတ္တကာဝ၊ ဥပါသကာတို့၏ ပြည့်စုံခြင်းတို့ သည်သာသျှင်၊ သံပဇ္ဇန္တိ၊ ကောင်းစွာရောက်ကုန်၏၊ အသင်္ခေါ၊ ထိုဥပါသကာသမ္ပတ္တိတို့၏ အခြားမရှိ နှိုက်သျှင်၊ ယဒိန္ဒယာအယံပညာသ၊ အကြင်ပညာတော်ဖြင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်သာသျှင်၊ တတ္ထ၊ ထိုအရပ်၌၊ အတိယောစတိ၊ အလွန်ထွန်းတောက်ပတော်မူ၏၊ ဣတိဝေံ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ပညာစက္ခုနာဝိ၊ ပညာစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်မူ၏၊ ကထံ၊ အဘယ်သို့သျှင် ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဗုဒ္ဓစက္ခုနာဝိ၊ ဗုဒ္ဓစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်သနည်း၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ ဗုဒ္ဓစက္ခုနာ၊ ဗုဒ္ဓစက္ခုဖြင့်၊ လောကံလူကို၊ ကြောထောကေန္တော၊ ကြည့်တော်မူထတ်သော်၊ အပ္ပရုဇက္ခေ၊ ပညာမျက်စိ၌နည်းသော ရာဂစသောမြှူရှိကုန်သော၊ မဟာရုဇက္ခေ၊ ပညာမျက်စိ၌များသော ရာဂစသောမြှူရှိကုန်သော တိက္ခိန္ဒြေသ၊ ထက်သောသဒ္ဓါစသောဣန္ဒြေရှိကုန်သော၊ မုဒိန္ဒြေယေ၊ နံ့သော သဒ္ဓါစသောဣန္ဒြေရှိကုန်သော၊ သွာကာရေ၊ ကောင်းသောသဒ္ဓါစသောအတို့ရှိကုန်သော၊ ဣကာရေ၊ မကောင်းသော သဒ္ဓါစသောအတို့ရှိကုန်သော၊ သုဝိညာပယေ၊ ချမ်းသာစွာသိခြင်း၌ စွမ်းနှိုင်းကုန်သော၊ ဒုဝိညာပယေ၊ ဆင်းရဲသဖြင့်သိခြင်း၌ စွမ်းနှိုင်းကုန်သော၊ အပ္ပေကဇ္ဈေ၊ အချို့ကုန်သော၊ ပရထောကံဇ္ဇာဘယဒဿာဝိနေ၊ တမလွန်ဟူသော အပြစ်ဘေးကို ရှုကုန်လျက်၊



ဝိဟာရန္တောနေကုန်သော၊ သတ္တဝါသတ္တဝါတို့ကို၊ အန္ဓသ၊ မြင်တော်မူ၏၊
 သေယျထံပိနာမ၊ ဥပမာအတတ်ကဲ့ သို့နည်းတူမူကား၊ ဥပ္ပလိနိယံပါ၊ ကြာ
 ညီကြာဖြူကြာနီတော၌ ထည်းကောင်း၊ ပရုဿိနိယံဝါ၊ ကြာပရုဿာတော၌
 ထည်းကောင်း၊ ပုဏ္ဏရီးဂိနိယံဝါ၊ ကြာတံဆိပ်တော၌ ထည်းကောင်း၊ ဥဒ
 ကော၊ ရေ၌၊ ဇာတာနိ၊ ဖြစ်ကုန်သော၊ ဥဒကော၊ ရေ၌၊ သံဝဇာနိ၊ ကြီးကုန်သော၊
 ဥဒကာနုဂ္ဂတာနိ၊ ရေပေါ်သို့ မတက်ကုန်သော။ အန္တောနိမုတ္တပေါထိနိ၊ ရေ
 တဲ၌နှက်ထွက်နှင့်ကုန်သော၊ အပ္ပေကစ္စာနိဥပ္ပလာနိဝါ၊ အချိုသောကြာညီ
 ကြာဖြူကြာနီအင်္ဂုတို့ သည် ထည်းကောင်း၊ အပ္ပေကစ္စာနိပရမာနိဝါ။ အချို
 သောကြာပရုဿာတို့ သည်ထည်းကောင်း၊ အပ္ပေကစ္စာနိပုဏ္ဏရိကာနိဝါ၊ အချို
 ကုန်သောကြာတံဆိပ်အင်္ဂုတို့ သည်ထည်းကောင်း၊ အတ္ထိသန္တိ၊ ရှိကုန်၏၊ ဥဒ
 ကော၊ ရေ၌၊ ဇာတာနိ၊ ဖြစ်ကုန်သော၊ ဥဒကော၊ ရေ၌၊ သံဝဇာနိ၊ ကြီးကုန်သော၊
 သမောဒကံဋ္ဌိတာနိ၊ ရေနှင့် အမျှတည်ကုန်သော၊ အပ္ပေကစ္စာနိဥပ္ပလာနိဝါ၊
 အချိုကုန်သောကြာညီကြာဖြူကြာနီတို့သည်ထည်းကောင်း၊ အပ္ပေကစ္စာနိ
 ပရမာနိဝါ၊ အချိုကုန်သောကြာပရုဿာတို့သည်ထည်းကောင်း၊ အပ္ပေကစ္စာ
 နိပုဏ္ဏရိကာနိ၊ အချိုကုန်သောကြာတံဆိပ်တို့သည် ထည်းကောင်း၊ အတ္ထိ
 သန္တိ၊ ရှိကုန်၏၊ ဥဒကော၊ ရေ၌၊ ဇာတာနိ၊ ဖြစ်ကုန်သော၊ ဥဒကော၊ ရေ၌၊ သံ
 ဝဇာနိ၊ ကြီးကုန်သော၊ ဥဒကာအတ္ထုဂ္ဂုဋ္ဌိတာနိ၊ ရေကိုထွမ်း၍ တည်ကုန်
 သော၊ ဥဒကောနိ၊ ရေဖြင့်၊ အနုပလိက္ကာနိ၊ မလိပ် ကြီးကုန်သော၊ အပ္ပေကစ္စာနိ
 ဥပ္ပလာနိ ဝါ၊ အချိုကုန်သော ကြာညီကြာဖြူကြာနီတို့သည်ထည်းကောင်း၊
 အပ္ပေကစ္စာနိပရမာနိဝါ၊ အချိုကုန်သောကြာပရုဿာတို့သည်ထည်းကောင်း၊
 အပ္ပေကစ္စာနိ ပုဏ္ဏရိကာနိ၊ အချိုကုန်သော ကြာတံဆိပ်တို့သည် ထည်း
 ကောင်း၊ အတ္ထိ သန္တိ၊ ရှိကုန်၏၊ ဝေမေဝ၊ အတူသာလျှင်၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ ဗုဒ္ဓစက္ခုနာ၊ ဗုဒ္ဓစက္ခုဖြင့်၊ လောကံ လူကံ၊ ကြံလောကေန္တော၊
 ကြည့်လတ်သော်၊ အပ္ပဒုဇက္ခေ၊ ပညာမျက်စိ၌နည်းသော ရာဂစသောမြှို
 ကုန်သော၊ မဟာဒုဇက္ခေ၊ ပညာမျက်စိ၌ များသော ရာဂစသော မြှိုကုန်
 သော။ ဘိက္ခိန္ဒြိယေ၊ ထက်သော သဒ္ဓါစသော၊ ဣန္ဒြိယကုန်သော၊ မုဒိန္ဒြိယေ၊
 နှံ့သော သဒ္ဓါစသော ဣန္ဒြိယကုန်သော၊ သ္မာကာရေ၊ ကောင်းသော သဒ္ဓါစ
 သော၊ အတ္ထိဂိကုန်သော၊ ဣန္ဒြိယကုန်သော၊ အတ္ထိဂိကုန်သော၊ သုဝိ
 ညာပယေ၊ ချမ်းသာစွာထိခြင်းငှါစွမ်းနိုင်ကုန်သော၊ ဒုဝိညာပယေ၊ ဆင်းရဲ
 သဖြင့်ထိခြင်းငှါစွမ်းနိုင်ကုန်သော၊ အပ္ပေကစ္စေ၊ အချိုကုန်သော၊ ပရေယော
 ကဝဇ္ဇာဘယဒသာပိနေ၊ တမလွန်ဟူသော အပြစ်ဘေးကိုရှုကုန်ထွက်၊ ပိ

ဟရန္တေ၊ နေကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ အဒ္ဓသ၊ မြင်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အယံ၊ ဤသို့၊ ဝုဂ္ဂလေ၊ ဤပုဂ္ဂိုလ်သည်၊ ဟေ၊ စရိတော၊ တပ်သောအားဖြင့်ဖြစ်ခြင်းရှိ၏၊ အယံ၊ ဤသို့၊ ဤသို့ကား၊ ဒေါ၊ သစရိတော၊ ဟေ၊ စရိတော၊ တပ်သောအားဖြင့်ဖြစ်ခြင်းရှိ၏၊ အယံ၊ ဤသို့ကား၊ မောဟ၊ စရိတော၊ တွေဝေသော်အားဖြင့်ဖြစ်ခြင်းရှိ၏၊ အယံ၊ ဤသို့ကား၊ ဝိတက္က၊ စရိတော၊ ကြံသောအားဖြင့်ဖြစ်ခြင်းရှိ၏၊ အယံ၊ ဤသို့ကား၊ သဒ္ဓါ၊ စရိတော၊ သဒ္ဓါသော အားဖြင့်ဖြစ်ခြင်းရှိ၏၊ အယံ၊ ဤသို့ကား၊ ဥပဏ၊ စရိတော၊ ဥပဏ်ပျင်ဖြစ်ခြင်းရှိ၏၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ ထိတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဟေ၊ စရိတော၊ ရာဂ၊ ပြောသော၊ ဝုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ အသုတ၊ ကထံ၊ အသုတနှင့်စပ်သောစကားကို၊ ကထေတိ၊ ကြားတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဒေါ၊ သစရိတော၊ ဒေါ၊ သပြောသော၊ ပုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ မေတ္တာ၊ ဘဝနံ၊ မေတ္တာပွားခြင်းကို၊ အစိက္ခတိ၊ ကြားတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မောဟ၊ စရိတော၊ မောဟပြောသော၊ ပုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ ဥဒ္ဓေ၊ သေ၊ ပါဠိကိုသင်ခြင်း၌၊ ပရိပုစ္ဆာ၊ သ၊ အဋ္ဌကထာ၊ သင်ခြင်း၌၊ ကာထေ၊ န၊ ကျောက်ပတ်သောအခါ၌၊ ဓမ္မသာကန္တာ၊ သ၊ တရားနှိုးနှားခြင်း၌၊ ဂရုသံ၊ ဂါ၊ သေ၊ ဆရာကိုဆည်းကပ်ခြင်း၌၊ နဝေ၊ သေတိ၊ ဟေ၊ ချာ၏၊ အထံ၌တည်၊ စန္ဒိ၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိပက္က၊ စရိတော၊ ဝိပဏ်ပြောသော၊ ပုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ အာနာပါ၊ နသတိ၊ ထွက်သက်ပင်သက်ပျင်အစရှိသောသတိကို၊ အစိက္ခတိ၊ ကြားတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သဒ္ဓါ၊ စရိတော၊ သ၊ သဒ္ဓါပြောသော၊ ပုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ ပဿာဒနိယံ၊ နိမိတ္တံ၊ ကြည်ညိုခြင်းကိုဖြစ်စေဘတ်သော အကြောင်းကို၊ အစိက္ခတိ၊ ကြားတော်မူ၏၊ ဗုဒ္ဓသုဗေဓိတံ၊ မြတ်စွာဘုရား၏ထုံးထွင်း၍ သိခြင်းကို၊ ဓမ္မသုဓမ္မတံ၊ သောက္ခတ္တရာတရား၏ကောင်းစွာဟောအပ်သော အဖြစ်ကို၊ သံဃာသုပ္ပဋိပတ္တိံ၊ အရိယာသံဃာ၌ကောင်းသော အကုန်ကို၊ အတ္တနော၊ မိဝိ၏၊ သီလာနိစ၊ ဆောက်တည်အပ်သော သီလတို့ကို ဆည်းကောင်း၊ အစိက္ခတိ၊ ကြားတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဥပဏ၊ စရိတော၊ ဥပဏ်ပြောသော၊ ပုဂ္ဂလေ၊ သ၊ ပုဂ္ဂိုလ်အား၊ ဝိပဿနာ၊ နိမိတ္တံ၊ အဖြစ်အပျက်ကို ရှုခြင်းနှင့်စပ်သော၊ အနိစ္စကောရံ၊ အမြဲမရှိသော အခြင်းအရာကို၊ နုက္ခာကောရံ၊ ဆင်းရဲသောအခြင်းအရာကို၊ အနတ္တကောရံ၊ အလိုရှိမလိုက်သော အခြင်းအရာကို၊ အစိက္ခတိ၊ ကြားတော်မူ၏၊ သေထေ၊ ဗ၊ ခနက် ကျောက်အော်ပြီးသော၊ ပဗ္ဗတရုဒ္ဓနိ၊ တောင်ထိပ်၌၊ ဋ္ဌိ၊ တာ၊ တည်သောသူသည်၊ သမန္တတော၊

ထက်ဝန်းကျင်မှ၊ ဇနတ်၊ လူအပေါင်းကို၊ ပဿယထာ၊ မြင်သကဲ့သို့၊ သု
မေဝေ၊ ကောင်းသောပညာရှိတော်မူသော၊ သမန္တစက္ခု၊ ထက်ဝန်းကျင်
ကိုမြင်နိုင်သောသဗ္ဗညုတညာဏ်ရှိသော်မူသော မြတ်စွာဘုရားသည်၊ တ
ထုပမံ၊ ထိုကျောက်အဘို့ပြီးသောတောင်လျှင် ဥပမာရှိသော၊ ဓမ္မမယံ၊ ထော
ကျတ္တရာ တရားဖြင့်ပြီးသော၊ ပါသာဒံ၊ ပညာဟူသော ပြဿာန်ထက်သို့၊
အာရုတ္တ၊ တက်တော်မူ၍၊ သောကာ ဝတိန္တံ၊ ပိုးရိမ်ခြင်းမှ မကူးမြောက်
သေးသော၊ ဇာတိဇရာဘိဘူတံ၊ ဇာတိဇရာသည်ကိုသိ၍ နှိပ်စက်အပ်
သော၊ ဇနတ်၊ လူအပေါင်းကို၊ အပမာသောကော၊ ပိုးရိမ်ခြင်းကင်းတော်မူ
ပြီးဖြစ်၍၊ အဝေက္ခဿ၊ ကြည့်တော်မူ၏၊ ဣတိ ဝေံ၊ ဤသို့လျှင်၊ တဂဝါ၊ မြတ်
စွာဘုရားသည်၊ ဗုဒ္ဓစက္ခုနာပိ၊ ဗုဒ္ဓစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်
တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ သမန္တ
စက္ခုနာပိ၊ သမန္တစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်သာနည်း၊ အဗ္ဗညု
တညာဏံ၊ သဗ္ဗညုတညာဏ်ကို၊ သမန္တစက္ခု၊ သမန္တစက္ခုဟူ၍၊ ဝုပ္ပတိ၊
ဆိုအပ်၏၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ သဗ္ဗညုတညာဏေန၊ သဗ္ဗညု
တညာဏ်နှင့်၊ ဥပေဘော၊ ပြည့်စုံတော်မူ၏၊ သမုပေဘော၊ ကောင်းစွာပြည့်
စုံ၏၊ ဥပါဂတော၊ ကပ်၍ရောက်၏၊ သရပါဂတော၊ ကောင်းစွာ ကပ်၍
ရောက်၏၊ ဥပပန္နော၊ ထင်ရှားဖြစ်၏၊ သမ္ပန္နော၊ ကောင်းသောအားဖြင့် ထင်
ရှားဖြစ်၏၊ သမန္နာဂတော၊ ကောင်းစွာပြည့်စုံခြင်းသို့ ရောက်၏၊ တဿ၊
ထိုမြတ်စွာဘုရားအား၊ ဣဝေ၊ ဤကာလသုံးပါး၌၊ အဒိဋ္ဌံ၊ ပညာစက္ခုဖြင့်မမြင်
အပ်သော၊ ကိဋ္ဌိ၊ တစ်ခုတစ်ခုသည်၊ နတ္ထိ၊ မရှိ၊ အထော၊ ထိုမှတစ်ပါး၊ အဝိညာထံ၊
အတိတ်ကာလ၌ဖြစ်သောမထိအပ်သောဘုရားသည်၊ နတ္ထိ၊ မရှိ၊ အဇာနိတ
ဗ္ဗံ၊ အနာဂတ်ကာလ၌ဖြစ်သောမထိအပ်သောဘုရားသည်၊ နတ္ထိ၊ မရှိ၊ နေယျံ၊
ထိအပ်သော၊ ယံဓမ္မံ၊ အကြင်ကာလသုံးပါး၌ဖြစ်သောကာလသုံးပါးမှလွတ်
သောဘုရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော တရားကို၊ အဘိ
ညာထိ၊ အလွန်သော ညာဏ်ဖြင့် ထိတော်မူပြီ၊ တေန၊ ထိုကြောင့်၊ တထာဂ
တော၊ မြတ်စွာဘုရားသည်၊ သမန္တစက္ခု၊ သမန္တစက္ခုမည်တော်မူ၏၊ ဣတိ
ဝေံ၊ ဤသို့၊ သမန္တစက္ခုနာပိ၊ သမန္တစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာ
မည်တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ နမေဗျာကာသိစက္ခုမာတိ ပဒဿ
နမေဗျာကာသိစက္ခုမာဟူသောပုဒ်၏၊ အပ္ပော၊ အနက်တည်း၊ ယာဝတတိ
ယံစဒေဝီသိဗျာကရောတိတိ မေသုတန္တိ၊ ယာဝ တတိယံစဒေဝီသိဗျာက
ရောတိတိမေသုတံဟူ သည်ကား၊ ယာဝတတိယံ၊ သုံးကြိမ်မြောက်အောင်



သဟဓိကံ၊ အကြောင်းနှင့်တကွ၊ ဗဒ္ဓံ၊ ပြဿနာကို၊ ပုဋ္ဌော၊ မေးအပ်သည်ရှိ
 သော်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗျာကရောတိ၊ ဖြေတော်မူ၏၊ နော၊ ငါတို့
 အား၊ သံသါရေတိ၊ အခံမေ့စေ၏၊ ဣတိဇံ၊ ဤသို့၊ မယာ၊ အကျွန်ုပ်သည် ဟံ
 ဥဂ္ဂဟိတံ၊ ကောင်းစွာယူအပ်ပြီ၊ ဇံ၊ ဤသို့၊ မယာ၊ အကျွန်ုပ်သည်၊ ဋ္ဌပလက္ခိ
 ကောင်းစွာမှတ်ပြီ၊ ဧဝိသိတိ၊ ဧဝိသိဟူသည်ကား၊ ဘဝဝါစေဝ၊ ဘုရား
 သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဣသိစ၊ ရသေ့သည်လည်း၊ ဟောတိ၊ ဖြစ်၏၊
 ဣတိ၊ ထိုကြောင့်၊ ဧဝိသိ၊ ဧဝိသိမည်၏။ ရာဇာ၊ မင်းသာလျှင် ဖြစ်ကုန်
 သော၊ ပဗ္ဗဇိတာ၊ ရဟန်းတို့ကို၊ ရာဇိသယော၊ ရာဇိသယဟူ၍၊ ဝုစ္စန္တိ ယထာ
 သိအပ်ကုန်သကဲ့သို့လည်းကောင်း၊ ပြာဟ္မဏာ၊ ပုဏ္ဏားသာလျှင် ဖြစ်ကုန်
 သော၊ ပဗ္ဗဇိတာ၊ ရဟန်းတို့ကို၊ ပြာဟ္မဏိသယော၊ ပြာဟ္မဏိသယဟူ၍၊
 ဝုစ္စန္တိ ယထာ၊ သိအပ်ကုန်သကဲ့သို့လည်းကောင်း၊ ဇဝမေဝ၊ ဤအတူသာ
 လျှင်၊ ဘဝဝါစေဝ၊ ဘုရားသာလျှင်ဖြစ်သော၊ ဣသိစ၊ ရသေ့သည်လည်း၊
 ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ထိုကြောင့်၊ ဧဝိသိ၊ ဧဝိသိမည်၏။ အထဝါ၊ တ
 နည်းကား၊ ဘဝဝါ၊ မြတ်စွာဘုရားသည်၊ ပဗ္ဗဇိတော၊ ရဟန်းဖြစ်တော်မူ၏၊
 ဣတိပိ၊ ထိုကြောင့်လည်း၊ ဣသိ၊ ဣသိမည်၏။ မဟန္တံ၊ မြတ်သော၊ သိလက္ခ
 နံ၊ သိလက္ခေးဇူးအပေါင်းကို၊ ဇေယိ၊ ရှာဖွေတတ်၏၊ ဂဝေသိ၊ ကျေးဇူးကို
 ရှာဖွေတတ်၏၊ ပရိယေသိ၊ အဘန်တလဲလဲကျေးဇူးကိုရှာဖွေတတ်၏၊ ဣတိပိ
 ထိုကြောင့်လည်း၊ ဣသိ၊ ဣသိမည်၏။ မဟန္တံ၊ မြတ်သော၊ သမာဓိက္ခန္တံ၊ သမာ
 ဓိကျေးဇူးအပေါင်းကို၊ (သ)၊ မဟန္တံ၊ မြတ်သော၊ ပညက္ခန္တံ၊ ပညာကျေးဇူး
 အပေါင်းကို၊ မဟန္တံ၊ မြတ်သော၊ ဝိရတ္တိန္နံ၊ ဗလဝိရတ္တိကျေးဇူးကို၊ မဟန္တံ
 မြတ်သော၊ ဝိရတ္တိဉာဏဒဿနက္ခန္တံ၊ ပစ္စဝေက္ခန္နာဉာဏ်ကျေးဇူးကို၊ ဇေယိ၊
 ရှာတတ်၏၊ ပဝေသိ၊ အထူးသဖြင့်ရှာတတ်၏၊ ပရိယေသိ၊ ထက်ဝန်းကျင်မှ
 ရှာတတ်၏။ ဣတိပိ၊ ထိုကြောင့်လည်း၊ ဣသိ၊ ဣသိမည်၏။ မဟတော၊ ကြီး
 သော၊ တမေကာယဿ၊ အဝိဇ္ဇာတည်းဟူသော အရိက်မှောင်အပေါင်းကို
 ပဒါသနံ၊ ဖျက်ဆီးခြင်းကို၊ ဇေယိ၊ ရှာဖွေတတ်၏၊ ဂဝေသိ၊ ကျေးဇူးကိုရှာဖွေ
 တတ်၏၊ ပရိယေသိ၊ ထက်ဝန်းကျင်မှရှာဖွေတတ်၏။ ဣတိပိ၊ ထိုကြောင့်လည်း
 ဣသိ၊ ဣသိမည်၏။ မဟတော၊ ကြီးသော၊ ဝိပလ္လာသဿ၊ ဖောက်ပြန်ခြင်းကို
 ပဝေဒတိန္တံ၊ အပြားအားဖြင့်ဖျက်ဆီးခြင်းကို၊ ဇေယိ၊ ရှာဖွေတတ်၏၊ ဂဝေသိ၊
 ကျေးဇူးကိုသိတတ်၏၊ ပရိယေသိ၊ ထက်ဝန်းကျင်မှရှာဖွေတတ်၏။ ဣတိပိ၊
 ထိုကြောင့်လည်း၊ ဣသိ၊ ဣသိမည်၏။ မဟတော၊ များသော၊ တဗျာသလ္လ
 သ၊ တဗျာတည်းဟူသော ငြောင့်တံသင်းကို၊ အတ္တ၊ ဟန်၊ နှုတ်ခြင်းကို၊ (ပ)။

မဟတော၊ များသော၊ ဒိဋ္ဌိသုဘ်၊ ဝုဿ၊ ဒိဋ္ဌိတည်းဟူသော၊ ဖွဲ့နှောင်ခြင်း၏၊
 ဝိနိဝေဠ္လန်၊ ခြေခြင်းကို၊ မဟာတော၊ များသော၊ မာနဓဇာ၊ မာန်တည်းဟူ
 သောတံခွန်၏၊ ပပါတန်၊ ချခြင်းကို၊ မဟတော၊ များသော၊ အဘိသင်္ခါ၊ သော၊
 ကုသိုလ်အကုသိုလ်ဟူသော၊ အဘိသင်္ခါ၊ ချ၏၊ ဝုပသမံ၊ ငြိမ်းခြင်းကို၊ မဟ
 တော၊ များသော၊ ဩစာယ၊ ဩစာထေးပါးတည်းဟူသောနစ်မွန်းခြင်းမှ၊
 နိတ္ထရုဏံ၊ ထွက်မြောက်ခြင်းကို၊ မဟတော၊ များသော၊ ဘာသော၊ ကိ
 လေသာတည်းဟူသော၊ ခန္ဓာဝန်၏၊ နိက္ခပန်၊ ချခြင်းကို၊ မဟတော၊ များ
 သော၊ သံသာရဇနုဿ၊ သံသာရာဇ်၏၊ ဥပဗ္ဗေဒံ၊ ဖြတ်ခြင်းကို၊ မဟတော၊
 များသော၊ သန္တာယ၊ ကိလေသာတည်းဟူသော၊ ပူပန်ခြင်း၏၊ နဗ္ဗာပန်၊
 ငြိမ်းခြင်းကို၊ မဟတော၊ များသော၊ ပရိစ္ဆိဟာယ၊ ကိလေသာတည်းဟူ
 သောပူဆီကို၊ ခြင်း၏၊ ပရိပယတ္တိံ၊ တတန်ငြိမ်းခြင်းကို၊ မဟတော၊ ကြီးသော
 ဓမ္မဓာယ၊ သူးကပ်ကောင်းစာများတည်းဟူသောတံခွန်ကို၊ ဥသယပန်၊
 ထူခြင်းကို၊ ဧဝိ၊ ရှာဖွေတတ်၏၊ ဂဇဝယိ၊ ကျေးဇူးကိုရှာဖွေတတ်၏၊ ပရိယေ
 သိ၊ အဘန်တလဲလဲရှာဖွေတတ်၏၊ ဣတိပိ၊ ထိုကြောင့်လည်း၊ ဣသိ၊ ဣသိ
 မည်တော်မူ၏၊ မဟန္တေ၊ မြတ်ကုန်သော၊ သတိပဋ္ဌာနေ၊ သတိပဋ္ဌာန်တို့
 ကို၊ မဟန္တေ၊ မြတ်ကုန်သော၊ သဗ္ဗပ္ပဓာနေ၊ သဗ္ဗပ္ပါနိတို့ကို၊ မဟန္တာနိ၊
 မြတ်ကုန်သော၊ ဣန္ဒြိယာနိ၊ ဣန္ဒြိယိုကို၊ မဟန္တာနိ၊ မြတ်ကုန်သော၊ ဗလ္လာနိ၊
 မိုလ်တို့ကို၊ မဟန္တေ၊ မြတ်ကုန်သော၊ ဗေဣန္ဒြေ၊ ဗေဣန္ဒြေတို့ကို၊ မဟန္တံ၊
 မြတ်သော၊ အရိယံ၊ ဖြူစင်သော၊ အဋ္ဌဝီကံ၊ အင်္ဂါရှစ်ပါးရှိသော၊ မတ္တံ၊ မင်္ဂါကို
 မဟန္တံ၊ မြတ်သော၊ ဝရမတ္တံ၊ အလွန်မြတ်သောအကျိုးဖြစ်သော၊ အမတံ၊
 သေခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ ဥသိ၊ ရှာဖွေတတ်၏၊ ဂဇဝယိ၊ ကျေး
 ဇူးကိုရှာဖွေတတ်၏၊ ပရိယေသိ၊ အဘန်တလဲလဲရှာဖွေတတ်၏၊ ဣတိပိ၊ ထို
 ကြောင့်လည်း၊ ဣသိ၊ ဣသိမည်၏၊ မဟောသက္ခာဟံ၊ တံခိုးကြီးကုန်သော၊
 သက္ခဟိဝါ၊ သိကြားဖြောင့်သောသက္ခဟိဝါတို့သည်လည်းကောင်း၊ ကဟံ
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားအဘယ်မှ၊ နည်းဟု၊ ကဟံတဝါ၊ တုန်းတော်ခြောက်
 ပါးနှင့်ပြည့်စုံတော်မူသောဘုရားအဘယ်မှာနည်းဟု၊ ကဟံဓေဝဒေဝေါ၊
 နတ်တကာတို့ထက် နတ်မြတ်ဖြစ်တော်မူသော မြတ်စွာဘုရားအဘယ်မှာ
 နည်းဟု၊ ကဟံနရာသဘော၊ ထိုသို့ထက်မြတ်တော်မူသော မြတ်စွာဘုရား
 အဘယ်မှာနည်းဟု၊ ဧဝိတော၊ ရှာအပ်၏၊ ဂဇဝယိတော၊ ကျေးဇူးကိုရှာ
 အပ်၏၊ ပရိယေသိတော၊ အဘန်တလဲလဲရှာအပ်၏၊ ဣတိပိ၊ ထိုကြောင့်
 လည်း၊ ဣသိ၊ ဣသိမည်၏၊ ဣတံအသိ၊ ဤသည်လျှင်၊ ယာဝတတိယံပိဓေဝီ

၂၅

သိဗျာကရာဘိဘိ၊ မေသုထ နိပဒဿ၊ ယာဝတတိယံ စဒေဝီသိဗျာက
ရာဝီတိမေသုတံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေဒ၊ ထို
ကြောင့်၊ သော၊ ဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်များသည်၊ န္ဒါဟံသက္ကံအပုစ္ဆိဿံ၊ ဣစ္စာ
ယသ္မာမောစာရာဇာနမေဗျာကာသိစက္ခုမာယာဝတတိယံစဒေဝီသိဗျာက
ရာဘိဘိ မေသုထ နိပဒဿ၊ န္ဒါဟံသက္ကံအပုစ္ဆိဿံ၊ ဣစ္စာယသ္မာ
နမေဗျာကာသိစက္ခုမာယာဝတတိယံ စဒေဝီသိဗျာကရာဝီတိမေသုတံ
ဟူ၍၊ အာဟာ သိပြီ။ ။

အယံဇောကော၊ ဤမနုဿာဇောကကို၊ ပရောဇောကော၊ မနု ဗလော
ကဋ္ဌာပါးသောဇောကကို၊ သဒေဝကော၊ ဥပပတ္တိနတ်သ မုတိ နတ်နှင့်
တက္ကံ၊ သော၊ ဗြာဟ္မဏော၊ ဗြဟ္မဏောကကို၊ ဂေါတမဿ၊ ဂေါတမ
အနွယ်ဖြစ်သော၊ ယသသိဇော၊ များသောအခြံအရံရှိသောအရှင်တုရား
သသံ၊ ဒိဋ္ဌိ၊ မြင်အပ်ပြီ၊ ဘော၊ အရှင်တုရားသည်၊ ဒိဋ္ဌိ၊ မြင်အပ်သောဇော
ကကို၊ ပဇာ၊ သက္ကဝါအပေါင်းသည်၊ နာဘိဇာနာဘိ၊ မထိ၊ ဣတိ၊ ဤသို့၊ အ
ဂေါစ၊ ဝျေ၊ ဟံ၊ အယံဇောကော ပရောဇောကောတိ ဇေယျပဒေ၊
အယံဇောကောပရော ဇောကောဟူသော ဤပုဒ်၌၊ အယံဇောကောတိ၊
အယံဇောကောဟူသည်ကား၊ မနုဿာဇောကော၊ မနုဿာဇော ကကို၊
ပရောဇောကောတိ၊ ပရောဇောကောဟူ သည်ကား၊ မနုဿာဇောကံ၊ မ
နုဿာဇောကကို၊ ထပေတွံ၊ ထား၍၊ သဗ္ဗော၊ အလုံးစုံသော၊ ပရောဇောကော
မနုဿာဇောကဋ္ဌာပါးသော ဇောကကို၊ ဣတိအယံ၊ ဤသည်လျှင်၊ အယံ
ဇောကောပရောဇောကောတိပဒဿ၊ အယံဇောကောပရော ဇောကော
ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဗြဟ္မဇောကောသဒေဝကောတိ၊
ဗြဟ္မဇောကော သဒေဝကော ဟူသည်ကား၊ သဒေဝကော၊ နတ်ပြည်
ငါးထပ်နှင့် တက္ကံသော၊ သမာဓကော၊ ဝသပတ္တိနတ်ပြည်နှင့်တက္ကံသော၊
သဗြဟ္မကော၊ ဗြဟ္မာပြည်နှင့်တက္ကံသော၊ ယောကော၊ ဩကာသ ဇော
ကကို၊ သဿမထာဗြာဟ္မဏီ၊ ဂဟန်းပုဂ္ဂိုလ်နှင့်တက္ကံသော၊ သဒေဝမနုဿာ
သမုတိနတ်တည်းဟူသော မင်းကြွင်းသော လူနှင့်တက္ကံသော၊ ပဇာ၊ သတ္တ
ဇောကကို၊ ဣတိအာဟံ၊ ဤသည်လျှင်၊ ဗြဟ္မဇောကော သဒေဝကောတိ
ပဒဿ၊ ဗြဟ္မဇောကောသဒေဝကောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
ဒိဋ္ဌိန္ဒန္တနာဘိ ဇာနာဘိတိ၊ ဒိဋ္ဌိန္ဒန္တနာဘိဇာနာဘိ ဟူသည်ကား၊ တုတ္ထံ၊ အ
ရှင်တုရားသည်၊ ဒိဋ္ဌိ၊ မြင်အပ်သော၊ ခန္တိံ၊ သည်းခံအပ်သော၊ ဓူမိံ၊ နှစ်သက်
အပ်သော၊ ဓုဒ္ဓိံ၊ ယူအပ်သော၊ အဗျာသယံ၊ အလိုသန္ဓေရှိသော၊ အဓိပ္ပာယ်၊

လိအပ်သောလောကကို၊ ထောကော၊ သတ္တထောကသည်၊ နဇာနတ်၊ မသိ၊ အယံ၊ ဤသည်ကား၊ ဇံဒိဋ္ဌိကော၊ ဤသို့မြင်ခြင်းရှိ၏၊ ဇံခန္ဓိကော၊ ဤသို့သည်းခံခြင်းရှိ၏၊ ဇံရုပိကော၊ ဤသို့နှစ်သက်ခြင်းရှိ၏၊ ဇံလန္ဓိကော၊ ဤသို့အယူရှိ၏၊ ဇံအတ္တ၊ သမယော၊ ဤသို့ဆန္ဒရှိ၏၊ ဇံအဓိပ္ပါယော၊ ဤသို့အလိုရှိ၏၊ ဣတိ၊ ဤသို့၊ နဇာနတ်၊ မသိ၊ နပသတိ၊ မမြင်၊ နက္ခတိ၊ မထင်၊ နာဓိဂစ္ဆတိ၊ မရောက်၊ နဝိန္ဒတိ၊ မရှေ့၊ နပဓိလဘတိ၊ တတနမရ၊ ဣတိအယံ၊ ဤသည်လျှင်၊ ဗိဠုန္တနာဘိဇာနာဘိဘိပဒဿ၊ ဗိဠုန္တနာဘိဇာနာဘိဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဂေါတမဿယသသယိနောတိ၊ ဂေါတမဿယသသယိနာဟူသည်ကား၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ ယသပ္ပတ္တော၊ အခြံအရံအကျော်အစောများခြင်၊ သို့ဇေဝံဇံ၊ ဣတိ၊ ထိုကြောင့်၊ ယသသယိ၊ ယသသယိမည်တော်မူ၏၊ အထဝါ၊ တနည်းကား၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္တဘော၊ ကောင်းစွာပြုအပ်၏၊ ဂရုကတော၊ အထေးအမြတ်ပြုအပ်၏၊ မာနိတော၊ မြတ်နိုးအပ်၏၊ ပုဇိကော၊ ပူဇော်အပ်၏၊ အပစိတော၊ အရိုအသေပြုအပ်၏၊ စိဝပုပ္ဖိယူပါတသောနာသန ဂိသာနပစ္စယဘောသန္ဓေ ပရိက္ခေရာနံ၊ သင်္ကန်းဆွမ်းကျောင်းလူနာ၏ အထောက်အပံ့အရံအတားဖြစ်သောဆေးတို့ကို၊ ထာဘိ၊ ရေခြင်းရှိ၏၊ ဣတိ၊ ထိုကြောင့်လည်း၊ ယသသယိ၊ ယသသယိမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂေါတမဿယသသယိနောတိပဒဿ၊ ဂေါတမဿယသသယိနောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်များသည်၊ အယံလောကောပရောလောကော၊ ဗြဟ္မလောကော သဒေဝကော၊ တိဠုန္တနာဘိဇာနာဘိ၊ ဂေါတမဿယသသယိနောတိ၊ အယံထောကော ပရော လောကော၊ ဗြာဟ္မသောကောသဒေဝကော၊ တိဠုန္တနာဘိဇာနာဘိ၊ ဂေါတမဿယသသယိ

☞ နောဘူ၍၊ အာဟ၊ ဈေျောက်ဆိုပြီး ။

ဇံအဘိက္ကန္တ ဒဿာဝိ၊ ဤသို့ အလွန်မြတ်သည်ကို မြင်တော်မူပြီး သောမြတ်စွာဘုရားသို့၊ အတ္ထိပဉ္ဇေန၊ ပြဿနာကိုမေးလိုသဖြင့်၊ အာပမံ၊ လာရောက်ပါ၏၊ ထောက်၊ လောကကို၊ ဂထိ၊ အထက်သို့သောအကြောင်းဖြင့်၊ အဝက္ခန္တံ၊ ရှုသောသူကို၊ မဂ္ဂုရာဇာ၊ သေမင်းသည်၊ နပသတိ၊ မမြင်သနည်းဣတိ၊ ဤသို့၊ မောစာရာဇာ၊ မောစာရာဇာအမည်ရှိသောပုဂ္ဂိုလ်သည်၊ အဝေါစ၊ ဈေျောက်၏၊ ဇံအဘိက္ကန္တ ဒဿာဝိန္တိ၊ ဇံအဘိက္ကန္တ ဒဿာဝိဟူသည်ကား၊ ဇံ၊ ဤသို့၊ အဘိက္ကန္တဒဿာဝိ၊ အလွန်မြတ်သည်ကိုမြင်ထေ့ရှိသော၊ အဂ္ဂဒဿာဝိ၊ အဦးအစကို မြင်ထေ့ရှိသော၊ သေဠုဒ

သာ။ ငြိမ်းမွမ်းအပ်သည်ကို မြင်လေ့ရှိသော၊ ဝိသေဋ္ဌဒသာဝိ၊ အထူးသဖြင့်ငြိမ်းမွမ်းအပ်သည်ကိုမြင်လေ့ရှိသော၊ ပါမောက္ခဒသာ၊ ဝိ၊ အကြီးကံမြင်လေ့ရှိသော၊ ဥတ္တမဒသာဝိ၊ မြတ်သည်ကိုမြင်လေ့ရှိသော၊ ပရမဒသာဝိ၊ အလွန်မြတ်သည်ကို မြင်လေ့ရှိသော မြတ်စွာတရားသို့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇေအဘိက္ကန္တဒသာဝိန္တိပဒသာ၊ ဇေအဘိက္ကန္တဒသာဝိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အတ္ထိပဉ္ဇေနအာဂမန္တိ၊ အတ္ထိပဉ္ဇေနအာဝံဟူသည်ကား၊ ပဉ္ဇတ္ထိကား၊ အမေးပြဿနာကံအလိုရှိကုန်သောသုတို့သည်၊ အာဂတာ၊ လာကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏ (ပ) ဇေတံဘာရံ၊ ဤအမေးပုစ္ဆာတည်းဟူသောစာအုပ်ကို၊ ဝဟာဿ၊ ရွက်ဆောင်ပါလော၊ ဣတိဇေဝိ၊ ဤသို့လည်း၊ အတ္ထိပဉ္ဇေနအာဂမန္တိပဒသာ၊ အတ္ထိပဉ္ဇေနအာဂမံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ကထံလောကံအဝေက္ခန္တိန္တိ၊ ကထံလောကံအဝေက္ခန္တိဟူသည်ကား၊ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခန္တိ၊ ရှုသော၊ ပစ္စဝေက္ခန္တိ၊ ဆင်ခြင်သော၊ တုလယန္တိ၊ နှိုင်းချိန်သော၊ တိရုယန္တိ၊ ရံ့စပ်သော၊ ဝိဘာဝယန္တိ၊ ပွားစေသော၊ ဝိဘုတ်၊ ထင်ရှားစွာ၊ ကရေန္တိ၊ ပြုသောသုကို၊ ဣတိအယံ၊ ဤသည်လျှင်၊ ကထံလောကံအဝေက္ခန္တိပဒသာ၊ ကထံလောကံအဝေက္ခန္တိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မဂ္ဂုရာဇာနပဿတိတိ၊ မဂ္ဂုရာဇာနပဿတိဟူသည်ကား၊ မဂ္ဂုရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်သနည်း၊ နဒက္ခတိ၊ မထင်သနည်း၊ နာမိဂစ္ဆတိ၊ အလွန်မရောက်သနည်း၊ နဝိန္နတိ၊ မရသနည်း၊ နငရိလတတိ၊ တဘန်မရသနည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မဂ္ဂုရာဇာနပဿတိတိပဒသာ၊ မဂ္ဂုရာဇာနပဿတိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောပြောဟူသော၊ ထိုပုစ္ဆာသည်၊ ဇေအဘိက္ကန္တဒသာဝိ၊ အတ္ထိပဉ္ဇေနအာဂမံ၊ ကထံ လောကံအဝေက္ခန္တိ၊ မဂ္ဂုရာဇာနပဿတိတိ၊ ဇေအဘိက္ကန္တဒသာဝိ၊ အတ္ထိပဉ္ဇေနအာဂမံ၊ ကထံလောကံအဝေက္ခန္တိ၊ မဂ္ဂုရာဇာနပဿတိဟူ၍၊ အာဟ၊ သျှောက်ဆိုပြီး နှို၊ မောစရာဇာ၊ မောစရာဇမည်သောပုစ္ဆာ၊ လောကံ၊ လောကကို၊ သုညတော၊ ခဝိတ်သောအားဖြင့်၊ အဝေက္ခသု၊ ရှုလေးသဒါ၊ အခါခပ်သိမ်း၊ လတော၊ ထင်သောသတိရှိသည်ဖြစ်၍၊ အတ္တာနုဒိဋ္ဌိ၊ ကိုယ်ဟူသောအယူကို၊ ဥဟတ္တ၊ နုတ်၍ကုန်ကုန်၊ ဇေ၊ ဤသို့နုတ်၍ကုန်သည်ရှိသော်၊ မဂ္ဂုတရော၊ သေခြင်းကိုကူးမြောက်သည်၊ သိယာ၊ ဖြစ်ရာ၏၊ ဇေ၊ ဤသို့၊ လောကံ၊ လောကကို၊ အဝေက္ခန္တိ၊ ရှုသောသုကို၊ မဂ္ဂုရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်

စွာထုရားသည်၊ ဝိဿန္တေဝိ၊ ဖြေတော်မူ၏။ သုညတောဝိသေသကံအဝေ
 ကွသုဘိက္ခေပဒေ၊ သုညတောဝိသေသကံအဝေကွသုဟူသော ဤပုဒ်၌၊ လော
 ကောတိ၊ ထောကော ဟူသည်ကား၊ နိဿယထောကော၊ ရေထုံလည်း
 ကောင်း၊ တိရစ္ဆာန်ထောကော၊ တိရစ္ဆာန်ထုံ လည်းကောင်း၊ ဝေတ္တိဝိသ
 ယထောကော၊ ဝိတ္တာထုံလည်းကောင်း၊ မနုဿထောကော၊ လူထုံလည်း
 ကောင်း၊ ဒေဝထောကော၊ နတ်ထုံလည်းကောင်း၊ ခန္ဓထောကော၊ ခန္ဓာဟူ
 သောထောကလည်းကောင်း၊ ဓာတုထောကော၊ ဓာတ်ဟူသောထောက
 လည်းကောင်း၊ အာယတနထောကော၊ အာယတနဟူသောထောကလည်း
 ကောင်း၊ အယံထောကော၊ ဤလူထုံတည်းဟူသော ထောကလည်းကောင်း၊
 ပရထောကော၊ လူထုံမှတစ်ပါးသော ကြွင်းသောထုံတည်းဟူသော ထောက
 လည်းကောင်း၊ ဗြဟ္မထောကော၊ ဗြဟ္မာထုံတည်းဟူသော ထောကလည်း
 ကောင်း၊ သဒေဝကောထောကော၊ သမုတိနတ်ဥပပတ္တိနတ်နှင့်တကွသော
 ထောကလည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့တည်း၊ အညတရော၊ မထင်
 မှားသောဘိက္ခု၊ ရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကဲ့၊ ဘန္တေ၊ အရှင်
 သူရား၊ ထောကောထောကောတိ၊ ထောကထောကဟူ၍၊ ဝုစ္စတိ၊ ဆုံအပ်၏။
 ဘန္တေ၊ အရှင်ဘုရား၊ ကိတ္တာဝတာနုခေါ၊ အဘယ် သို့သော အကြောင်း
 ကြောင့်၊ ထောကောတိ၊ ထောကဟူ၍၊ ဝုစ္စတိ၊ ဆုံအပ်သနည်း၊ ဣတိတေ
 ဝစန်း၊ ဤသို့သောစကားကဲ့၊ အဝေ၊ စ၊ ဝျောက်၏။ ဘိက္ခု၊ ဝေဟန်း၊ ခေါ၊ စင်
 စစ်၊ လူနွတ်၊ ပျက်တတ်၏။ ဣတိ၊ ထိုကြောင့်၊ ထောကောတိ၊ ထောကဟူ
 ၍၊ ဝုစ္စတိ၊ ဆုံ အပ်၏။ ဣတိ၊ ဤသို့၊ တဝေါ၊ မြတ်စွာဘုရားသည်၊ အဝေ၊ စ၊ ဝင်နိ
 ထေဝိမူ၊ စ၊ ကိဉ္စ၊ အဘယ်တရားသည်လျှင်၊ လူနွတ်၊ ပျက်တတ်သနည်း၊ စက္ခု၊
 စက္ခုပသ၊ ဒသည်၊ လူနွတ်၊ ပျက်တတ်၏။ ချုပ်၊ ချုပ်ပါရုံ၊ သည်း၊ လူနွတ်၊ ပျက်တတ်
 ၍၊ စက္ခုဝိညာဉ်၊ စက္ခုဝိညာဉ်သည်၊ လူနွတ်၊ ပျက်တတ်၏။ စက္ခုသ မ္ပဿ
 စက္ခုဝိညာဉ်နှင့် ဖြည့်သောပဿသည်၊ လူနွတ်၊ ပျက်တတ်၏။ စက္ခုသ မ္ပဿ
 ပစ္စယာ၊ စက္ခုဝိညာဉ်နှင့် ဖြည့်သော ပဿကြောင့်ဖြစ်သော၊ ဝေဒယိတံ၊ ခံ
 စားအပ်သော၊ ယဒိဒံသုခံ၊ အကြင်သူသည်လည်းကောင်း၊ ယဒိဒံနက္ခံ၊
 အကြင်နက္ခ သည်၎င်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံပိ၊ ထိုသူနက္ခ သည်လည်း၊
 လူနွတ်၊ ပျက်တတ်၏။ (ပ)၊ ဖောဠုပ္ပံ၊ ဖောဠုဗျာရုံသည်၊ လူနွတ်၊ ပျက်တတ်
 ၍၊ မနော၊ စိတ်သည်၊ လူနွတ်၊ ပျက်တတ်၏။ ဓမ္မာ၊ ဓမ္မာ ရုံတို့သည်၊ လူနွတ်၊
 ပျက်တတ်ကုန်၏။ မနောဝိညာဉ်၊ မနောဝိညာဉ်သည်၊ လူနွတ်၊ ပျက်တတ်၏။
 မနောသမ္ပဿော၊ စိတ်နှင့် ဖြည့်သောပဿသည်၊ လူနွတ်၊ ပျက်တတ်၏။



မနောသဗ္ဗဿပစ္စယာ၊ စိတ်နှင့်ပတ်သောဗယကြောင့် ဖြစ်သော၊ ဝေဒယိ
 တံ၊ ခံစားအပ်သော၊ ယဒိဒံသုခံဝါ၊ အကြင်သုခသည်လည်းကောင်း၊ ယဒိဒံ
 ဒုက္ခံဝါ၊ အကြင်ဒုက္ခသည်လည်းကောင်း၊ ယဒိဒံအနုက္ခမသုခံဝါ၊ အကြင်
 ဥပေက္ခာသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တံပိ၊ ထိုသုခဒုက္ခဥပေက္ခာ
 သည်လည်း၊ လုဇ္ဈတိ၊ ပျက်တတ်၏၊ ဘိက္ခု၊ ရဟန်း၊ လုဇ္ဈတိ၊ ပျက်တတ်၏၊
 ဣတိခေ၊ တသ္မာ၊ ထိုကြောင့်၊ လောကောတိ၊ လောကဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏
 သုညတောလောကံအဝေက္ခသုတိ၊ သုညတော လောကံအဝေက္ခသုဟူ
 သည်ကား၊ အဝသိဿပဝတ္တသလ္လက္ခ ဇာပသေနဝါ၊ အလိုသို့မလိုက်
 သောဖြစ်ခြင်းကို မှတ်သောအားဖြင့် ယည်းကောင်း၊ တုစ္ဆသင်္ခါရသမုဒ္ဓ
 ဝဿနာဝသေနဝါ၊ အချည်းနှီးသော သင်္ခါရကို ကောင်းစွာအစဉ်ရှုသော
 အားဖြင့်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇွိဟိကာမဇောဟိ၊ နှစ်ပါးကုန်သော
 အကြောင်းကိုဖြင့်၊ သုညတော၊ ဆိတ်သောအားဖြင့်၊ လောကံ၊ လောကကို၊
 အဝေက္ခတိ၊ ရှုရာ၏၊ ကထံ၊ အဘယ်သို့သျှင်၊ အဝသိဿပဝတ္တသလ္လက္ခဇာ
 ဝသေန၊ အလိုသို့မလိုက်သောဖြစ်ခြင်းကို မှတ်သောအားဖြင့်၊ သုညတော၊
 ဆိတ်သောအားဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခတိ၊ ရှုရာသနည်း၊ ရူပေ၊
 ရုပ်၌၊ ဝသော၊ အလိုသို့လိုက်သော အဖြစ်ကို၊ နုလတ္တံ၊ မရအပ်၊ ဝေဒနာ
 ယ၊ ဝေဒနာ၌၊ ဝသော၊ အလိုသို့ လိုက်သောအဖြစ်ကို၊ နုလတ္တံ၊ မရအပ်၊
 သညာယ၊ သညာ၌၊ ဝသော၊ အလိုသို့လိုက်သော အဖြစ်ကို၊ နုလတ္တံ၊ မရ
 အပ်၊ သင်္ခါရေသု၊ သင်္ခါရတို့၌၊ ဝသော၊ အလိုသို့လိုက်သော အဖြစ်ကို၊ နုလ
 တ္တံ၊ မရအပ်၊ ဝိညာဇော၊ ဝိညာဇာ၌၊ ဝသော၊ အလိုသို့ လိုက်သောအဖြစ်
 ကို၊ နုလတ္တံ၊ မရအပ်၊ ဟိသစ္စံ မှန်၏၊ ဘဂဝေတော၊ မြတ်စွာဘုရားသည်၊
 တေဝစနံ၊ ဤသို့လတ္တံ့ သောစကားကို၊ ဝုတ္တံ၊ ဟောလေင်မူအပ်ပြီ၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ ရူပံ၊ ရုပ်သည်၊ အနတ္တာ၊ အလိုသို့မလိုက်၊ ဘိက္ခုပေ၊ ရဟန်း
 တို့၊ ဟိ သစ္စံ၊ မှန်၏၊ ဣဒံရူပဉ္စ၊ ဤရုပ်သည်လျှင်၊ အတ္တာ၊ အဘိဿ၊ အကလံ၍
 အလိုသို့လိုက်သည်ဖြစ်ငြားအံ့၊ ဣဒံရူပဉ္စ၊ ဤရုပ်သည်လျှင်၊ အာဗာဓာယ၊
 ကျင်နာစေခြင်းငှါ၊ နသံဝတ္တေယျ၊ မဖြစ်စေရ၊ ရူပေ၊ ရုပ်၌၊ ဝေံ၊ ဤသို့၊ မေ၊ ငါ
 ၏၊ ရူပံ၊ ရုပ်သည်၊ ဟောတု၊ ဖြစ်စေ၊ ဝေံ၊ ဤသို့၊ မေ၊ ငါ၏၊ ရူပံ၊ ရုပ်သည်၊ မာ
 အဟာသိ၊ မဖြစ်စေသင့်၊ ဣတိ၊ ဤသို့သောတောင့်တခြင်းကို၊ လတ္တံထစ၊
 ရထည်း၊ ရှုရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်လျှင်၊
 ရူပံ၊ ရုပ်သည်၊ အနတ္တာ၊ အလိုသို့မလိုက်တတ်၊ တသ္မာ၊ ထိုကြောင့်၊ ရူပံ၊
 ရုပ်သည်၊ အာဗာဓာယ၊ ကျင်နာစေခြင်းငှါ၊ သံဝတ္တံ၊ ဖြစ်၏၊ ရူပေ၊ ရုပ်၌၊

ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ ရှပ်၊ ရှပ်သည်၊ ဟောတု၊ ဖြစ်စေ၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ ရှပ်၊
 ရှပ်သည်၊ မာအဟောထိ၊ မဖြစ်စေသင့်၊ ဣတိ၊ ဤသို့သော တောင့်တခြင်းကို၊
 နဝသတ္တတိ၊ မရအပ်၊ ဝေဒနာ၊ ဝေဒနာသည်၊ အနတ္တာ၊ အစိုး၊ မရ၊ ဘိက္ခဝေ၊ ရ
 ဟန်းတို့၊ ဣဒံဝေဒနာစ၊ ဤဝေဒနာသည်လျှင်၊ အတ္တာအဘဝိဿ၊ အကယ်၍
 အစိုးရ သည်ဖြစ်အံ့၊ ဣဒံဝေဒနာ၊ ဤဝေဒနာသည်၊ အာဗါဓါယ၊ ကျင်နာခြင်း
 ဌ၊ နသံဝတ္ထေယျ၊ မဖြစ်စေရာ၊ ဝေဒနာယ၊ ဝေဒနာ၌၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊
 ဝေဒနာ၊ ဝေဒနာသည်၊ ဟောတု၊ ဖြစ်စေ၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝေဒနာ၊ ဝေဒနာ
 သည်၊ မာအဟောထိ၊ မဖြစ်စေသင့်၊ ဣတိ၊ ဤသို့သော တောင့်တခြင်းကို၊ ဝေဒနာ
 ထစ၊ ရရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်လျှင်၊ ဝေဒ
 နာ၊ ဝေဒနာသည်၊ အနတ္တာ၊ အစိုးမရ၊ တသ္မာ၊ ထိုကြောင့်၊ ဝေဒနာ၊ ဝေဒနာ
 သည်၊ အာဗါဓါယ၊ ကျင်နာခြင်းဌ၊ သံဝတ္တတိ၊ ဖြစ်၏၊ ဝေဒနာယ၊ ဝေဒနာ
 ၌၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝေဒနာ၊ ဝေဒနာသည်၊ ဟောတု၊ ဖြစ်စေ၊ ဇေံ၊
 ဤသို့၊ မေ၊ ငါ၏၊ ဝေဒနာ၊ ဝေဒနာသည်၊ မာအဟောထိ၊ မဖြစ်စေသင့်၊ ဣတိ၊
 ဤသို့သော တောင့်တခြင်းကို၊ နဝသတ္တတိ၊ မရအပ်၊ သညာ၊ သညာသည်၊
 အနတ္တာ၊ အစိုးမရ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံသညာစ၊ ဤသညာသည်
 လျှင်၊ အတ္တာအဘဝိဿ၊ အကယ်၍ အစိုးရသည်ဖြစ်အံ့၊ ဣဒံသညာ၊ ဤသညာ
 သည်၊ အာဗါဓါယ၊ ကျင်နာခြင်းဌ၊ နသံဝတ္ထေယျ၊ မဖြစ်စေရာ၊ သညာယ
 သညာ၌၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ သညာယ၊ သညာသည်၊ ဟောတု၊ ဖြစ်စေ၊
 ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ သညာ၊ သညာသည်၊ မာအဟောတု၊ မဖြစ်စေသင့်၊
 ဣတိ၊ ဤသို့သော တောင့်တခြင်းကို၊ သတ္တထစ၊ ရသည်းရအပ်ရာ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်လျှင်၊ သညာ၊ သညာ
 သည်၊ အနတ္တာ၊ အစိုးမရ၊ တသ္မာ၊ ထိုကြောင့်၊ သညာ၊ သညာသည်၊ အာဗါ
 ဓါယ၊ ကျင်နာခြင်းဌ၊ သံဝတ္တတိ၊ ဖြစ်၏၊ သညာယ၊ သညာ၌၊ ဇေံ ဤသို့၊ မေ
 ငါ၏၊ သညာ၊ သညာသည်၊ ဟောတု၊ ဖြစ်စေ၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ သညာ၊
 သညာ သည်၊ မာအဟောထိ၊ မဖြစ်စေသင့်၊ ဣတိ၊ ဤသို့သော တောင့်တခြင်းကို
 နဝသတ္တတိ၊ မရအပ်၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ အနတ္တာ၊ အစိုးမရ၊ ကုန်၊ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ ဣဒံသင်္ခါရာစ၊ ဤသင်္ခါရတို့သည်လည်း၊ အတ္တာအဘဝိဿ၊
 အကယ်၍ အစိုးရကုန်သည်ဖြစ်အံ့၊ ဣဒံသင်္ခါရာ၊ ဤသင်္ခါရတို့သည်၊ အာဗါ
 ဓါယ၊ ကျင်နာခြင်းဌ၊ နသံဝတ္ထေယျ၊ မဖြစ်စေကုန်ရာ၊ သင်္ခါရေသု၊ သင်္ခါရ
 တို့၌၊ ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဟောန္တု၊ ဖြစ်စေကုန်၊
 ဇေံ၊ ဤသို့၊ မေ၊ ငါ၏၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ မာအဟောသို၊ မဖြစ်စေကုန်



လင်း၊ ဣတိ၊ ဤသို့သော တောင့်တခြင်းကို၊ လက္ခဏာ၊ လစည်း၊ ရအပ်ကုန်ရာ
 ၏၊ တိက္ခဏေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်လျှင်၊ သင်္ခါရာ၊ သင်္ခါရ
 တို့သည်၊ အနတ္တာ၊ အစိုးမရကုန်၊ တသ္မာ၊ ထိုကြောင့်၊ သင်္ခါရာ၊ သင်္ခါရတို့
 သည်၊ အာဗာဓာယ၊ ကျင်နာခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ သင်္ခါရေသျှ၊
 သင်္ခါရတို့၌၊ ဧဝံ၊ ဤသို့၊ မေ၊ ငါ၏၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဟောန္တု၊ ဖြစ်စေ
 ကုန်၊ ဧဝံ၊ ဤ သို့၊ မေ၊ ငါ၏၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ မာအဟောသျှ၊ မဖြစ်စေ
 ကုန်၊ ဣတိ၊ ဤ သို့သော တောင့်တခြင်းကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ ဝိညာဏံ
 ဝိညာဉ်သည်၊ အနတ္တာ၊ အစိုးမရကုန်၊ တိက္ခဏေ၊ ရဟန်းတို့၊ ဟိသန္တံ၊ မှန်၏၊ ဣ
 ခံဝိညာဏံ၊ ဤဝိညာဉ်သည်လျှင်၊ အတ္တာအဘာဝိယ၊ အကယ်၍ အစိုးရ
 သည်ဖြစ်အံ့၊ ဣခံဝိညာဏံ၊ ဤဝိညာဉ်သည်၊ အာဗာဓာယ၊ ကျင်နာခြင်းငှါ၊
 နဝသံဝတ္တယျ၊ မဖြစ်ရာ၊ ဝိညာဏေ၊ ဝိညာဉ်၌၊ ဧဝံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝိညာ
 ဏံ၊ ဝိညာဉ်သည်၊ ဟောန္တု၊ ဖြစ်စေ၊ ဧဝံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝိညာဏံ၊ ဝိညာဉ်
 သည်၊ မာအဟောသျှ၊ မဖြစ်စေလင်း၊ ဣတိ၊ ဤသို့သော တောင့်တခြင်းကို၊
 လက္ခဏာ၊ ရကုန်ရာ၏၊ တိက္ခဏေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်
 လျှင် ဝိညာဏံ ဝိညာဉ်သည်၊ အနတ္တာ၊ အစိုးမရ၊ တသ္မာ၊ ထိုကြောင့်၊ ဝိညာ
 ဏံ၊ ဝိညာဉ်သည်၊ အာဗာဓာယ၊ ကျင်နာခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်၏၊ ဝိညာ
 ဏေ၊ ဝိညာဉ်သည်၊ ဧဝံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝိညာဏံ၊ ဝိညာဉ်သည်၊ ဟောန္တု၊
 ဖြစ်စေသကည်း၊ ဧဝံ၊ ဤသို့၊ မေ၊ ငါ၏၊ ဝိညာဏံ၊ ဝိညာဉ်သည်၊ မာအဟော
 သျှ၊ မဖြစ်စေလင်း၊ ဣတိ၊ ဤ သို့သော တောင့်တခြင်းကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ ဧဝံ
 ဤ သို့၊ အာသမိ သမဝတ္တသလ္လက္ခဏာဝသေ၊ အလို သို့မလိုက်သော ဖြစ်ခြင်း
 ကိုကောင်းစွာ မှတ်သည်၏ အစွမ်းအားဖြင့်၊ သုညတော၊ ဆိတ်သော အစား
 ဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခန္တိ၊ ရှုရာ၏၊ ကသံ၊ အဘယ်သို့လျှင်၊
 ထုန္တု သင်္ခါရသမနုပသပနာဝသေ၊ အချည်းနှီးသော သင်္ခါရကို အတန်တ
 လဲလဲရှု သည်၏ အစွမ်းအားဖြင့်၊ သုညတော၊ ဆိတ်သော အားဖြင့်၊ လောကံ၊
 လောကကို၊ အဝေက္ခန္တိ၊ ရှုရာသနည်း၊ ရူပေ၊ ရုပ်၌၊ သာရော၊ မြဲခြင်းဟူသော
 အနှစ်ကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ ဝေဒနာယ၊ ဝေဒနာ၌၊ သာရော၊ မြဲခြင်းဟူသော
 အနှစ်ကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ သညာယ၊ သညာ၌၊ သာရော၊ မြဲခြင်းဟူသော
 အနှစ်ကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ သင်္ခါရေသျှ၊ သင်္ခါရတို့၌၊ သာရော၊ မြဲခြင်းဟူ
 သော အနှစ်ကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ ဝိညာဏေ၊ ဝိညာဉ်၌၊ သာရော၊ မြဲခြင်းဟူ
 သော အနှစ်ကို၊ နဝဇ္ဇတ္တိ၊ မရအပ်၊ ရူပံ ရုပ်သည်၊ နိစ္စသရသာရေနဝါ၊ မြဲခြင်း
 အနှစ်ဟု ဆိုအပ်သော အနှစ်ဖြင့်လည်းကောင်း၊ သုညသရသာရေနဝါ၊ ချမ်း

သာခြင်းအနှစ်ဟု ဆိုအပ်သော အနှစ်ဖြင့်၎င်း၊ အတ္တသာဓုသာရေနဝါ၊ အ
 စိုးရခြင်းအနှစ်ဟု ဆိုအပ်သော အနှစ်ဖြင့်လည်းကောင်း၊ နိစ္စေနဝါ၊ ဖျက်ခြင်း
 ကိုလွန်၍ဖြစ်သော မြဲခြင်းဖြင့်လည်းကောင်း၊ ရဝေနဝါ၊ ထင်ရှားရှိသောကော
 လန္တုဖြစ်သဖြင့်မြဲစွာတည်ခြင်းဖြင့် လည်းကောင်း၊ သဿတေနဝါ၊ မပြတ်
 သောဝပ်သိမ်းသောကာလရှိသော မြဲခြင်းဖြင့်လည်းကောင်း၊ အဝိပရိကာမ
 ဓမ္မေနဝါ၊ အိုခြင်းဖျက်ခြင်းစသောဖောက်ပြန်ခြင်းသဘောမရှိသဖြင့်လည်း
 ကောင်း၊ အသာရုံ၊ အနှစ်မရှိ၊ နိဿာရုံ၊ အနှစ်မှကွယ်၏၊ သာရာပဂတံ၊ အနှစ်
 မှကင်း၏၊ ဝေဒနာ၊ ဝေဒနာသည်၊ အသာရာ၊ အနှစ်မရှိ၊ နိဿာရာ၊ အချင်းဝပ်
 သိမ်းအနှစ်မရှိ၊ သာရာပဂတာ၊ အနှစ်မှကင်း၏၊ သညာ၊ သညာသည်၊ အသာရာ
 အနှစ်မရှိ၊ နိဿာရာ၊ အချင်းဝပ်သိမ်းအနှစ်မရှိ၊ သာရာပဂတာ၊ အနှစ်မှကင်း
 ၏၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ အသာရာ၊ အနှစ်မရှိကုန်၊ နိဿာရာ၊ အချင်း
 ဝပ်သိမ်း အနှစ်မရှိကုန်၊ သာရာပဂတာ၊ အနှစ်မှကင်းကုန်၏၊ ဝိညာဏံ၊ ဝိ
 ညာဏ်သည်၊ အနိစ္စသာဓုသာရေနဝါ၊ မြဲခြင်းဟုဆိုအပ်သော အနှစ်မှလည်း
 ကောင်း၊ သုဓဿရသာရေနဝါ၊ ချမ်းသာခြင်းအနှစ်ဟုဆိုအပ်သော အနှစ်မှ
 လည်းကောင်း၊ အတ္တသာဓုသာရေနဝါ၊ အစိုးရခြင်းအနှစ်ဟု ဆိုအပ်သော
 အနှစ်မှလည်းကောင်း၊ နိစ္စေနဝါ၊ ထင်ရှားရှိသောမြဲခြင်းမှ လည်းကောင်း၊
 ရဝေနဝါ၊ ဝပ်သိမ်းသောကာလန္တုမြဲစွာတည်ခြင်းမှလည်းကောင်း၊ သဿ
 တေနဝါ၊ အခါဝပ်သိမ်းမြဲမြဲစွာဖြစ်ခြင်းမှ လည်းကောင်း၊ အဝိပရိကာမ
 ဓမ္မေနဝါ၊ မဖောက်ပြန်သောသဘောမှလည်းကောင်း၊ အသာရုံ၊ အနှစ်မရှိ၊
 နိဿာရုံ၊ အချင်းဝပ်သိမ်း အနှစ်မရှိ၊ သာရာပဂတံ၊ အနှစ်မှကင်း၏၊ နာဇ္ဇော၊
 ကျွပ်သည်၊ အသာရာ၊ အနှစ်မရှိသည်၊ နိဿာရော၊ အချင်းဝပ်သိမ်းအ
 နှစ်မရှိသည်၊ သာရာပဂတာ၊ အနှစ်မှကင်းသည်၊ ဟောတိယထာ၊ ဖြစ်သ
 ကဲ့သို့၊ ဇေဇ္ဇော၊ ကြက်ဆူပင်သည်၊ အသာရာယထာ၊ အနှစ်မရှိသကဲ့သို့
 လည်းကောင်း၊ (ပ)၊ ဥဒုဗ္ဗော၊ ရေသဖန်းပင်သည်၊ အသာရာ၊ အနှစ်မရှိ
 သည်၊ နိဿာရော၊ အချင်းဝပ်သိမ်းအနှစ်မရှိသည်၊ သာရာပဂတာ၊ အနှစ်မှ
 ကင်းသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့ လည်းကောင်း၊ သေတဝစ္ဆော၊
 နွယ်ဖြူပင်သည်၊ အသာရာ၊ အနှစ်မရှိသည်၊ နိဿာရော၊ အချင်းဝပ်သိမ်း
 အနှစ်မရှိသည်၊ သာရာပဂတာ၊ အနှစ်မှကင်းသည်၊ ဟောတိယထာ၊ ဖြစ်
 သကဲ့သို့၊ ပါရိဘုဗ္ဗကော၊ ကသပ်ပင်သည်၊ အသာရာ၊ အနှစ်မရှိသည်၊ နိ
 သာရော၊ အချင်းဝပ်သိမ်းအနှစ်မရှိသည်၊ သာရာပဂတာ၊ အနှစ်မှကင်း
 သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဖေဇ္ဇော၊ ရေမြုပ်သည်၊ အသာ



ရော၊ အနှစ်မရှိသည်။ နိဿယရော၊ အချင်းခပ်သိမ်းအနှစ်မရှိသည်။ သာရာပ
 ဝတော၊ အနှစ်မှကင်းသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဥဒကပုဗ္ဗုတ္တံ၊ ရေ
 ဝှက်သည်။ အသာရံ၊ အနှစ်မရှိသည်။ နိဿယရံ၊ အချင်းခပ်သိမ်း အနှစ်မရှိ
 သည်။ သာရာပဝတံ၊ အနှစ်မှကင်းသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ မရိ
 စိတံ၊ ထျှပ်သည်။ အသာရံ၊ အနှစ်မရှိသည်။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်
 မရှိသည်။ သာရာပဝတံ၊ အနှစ်မှကင်းသည်။ ဟောတိယထာ၊ ဖြစ်သကဲ့
 သို့၊ ကဒလိက္ခန္ဓာ၊ ငှက်ပျောတုံးသည်။ အသာရော၊ အနှစ်မရှိသည်။ နိဿယ
 ရော၊ အချင်းခပ်သိမ်းအနှစ်မရှိသည်။ သာရာပဝတော၊ အနှစ်မှကင်းသည်။
 ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ မယထာ၊ မျက်စွည့်သည်သည်။ အသာရော၊
 အနှစ်မရှိသည်။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်မရှိသည်။ သာရာပဝတံ၊
 အနှစ်မှကင်းသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဧဝေမဝန္တိ၊ အတူသာ
 လျှင်၊ ရှုပ်၊ ရှုပ်သည်။ အသာရံ၊ အနှစ်မရှိ။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်မရှိ။
 သာရာပဝတံ၊ အနှစ်မှကင်း၏။ နိစ္စသာရသာရေနဝါ၊ မြဲခြင်းအနှစ်ဟုဆိုအပ်
 သောအနှစ်မှလည်းကင်း၏။ သုခသာရသာရေနဝါ၊ ချမ်းသာခြင်းအနှစ်ဟု
 ဆိုအပ်သော အနှစ်မှလည်းကင်း၏။ အတ္တသာရသာရေနဝါ၊ အပိုးရခြင်း
 အနှစ်ဟုဆိုအပ်သော အနှစ်မှလည်းကင်း၏။ နိစ္စေနဝါ၊ ထင်ရှားဖြစ်သော
 မြဲခြင်းမှလည်းကင်း၏။ ရေနေနဝါ၊ ခပ်သိမ်းသော ကာသန္တိ၊ မြဲစွာတည်ခြင်း
 မှလည်းကင်း၏။ သဿတေနဝါ၊ အခါခပ်သိမ်းမြဲစွာဖြစ်ခြင်းမှလည်းကင်း
 ၏။ အဝိပရိတာမဝေဓ္မေနဝါ၊ မပေးကံမပြန်သော သတောမှလည်းကင်း၏။
 ဝေဒနာ၊ ဝေဒနာသည်။ အသာရော၊ အနှစ်မရှိ။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်
 မရှိ။ သာရာပဝတံ၊ အနှစ်မှကင်း၏။ သညာ၊ သညာသည်။ အသာရော၊ အနှစ်
 မရှိ။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်မရှိ။ သာရာပဝတံ၊ အနှစ်မှကင်း၏။
 သင်္ခါရာ၊ သင်္ခါရတို့သည်။ အသာရော၊ အနှစ်မရှိတုန်။ နိဿယရံ၊ အချင်းခပ်
 သိမ်းအနှစ်မရှိတုန်။ သာရာပဝတံ၊ အနှစ်မှကင်းတုန်၏။ ဝိညာဏံ၊ ဝိညာဉ်
 သည်။ အသာရံ၊ အနှစ်မရှိ။ နိဿယရံ၊ အချင်းခပ်သိမ်းအနှစ်မရှိ။ သာရာပဝ
 တံ၊ အနှစ်မှကင်း၏။ နိစ္စသာရသာရေနဝါ၊ မြဲခြင်းအနှစ်ဟုဆိုအပ်သောအနှစ်
 မှလည်းကင်း၏။ သုခသာရသာရေနဝါ၊ ချမ်းသာခြင်းအနှစ်ဟုဆိုအပ်သော
 အနှစ်မှလည်းကင်း၏။ အတ္တသာရသာရေနဝါ၊ အပိုးရခြင်းအနှစ်ဟု ဆိုအပ်
 သောအနှစ်မှလည်းကင်း၏။ နိစ္စေနဝါ၊ ထင်ရှားရှိသောမြဲခြင်းမှလည်းကင်း
 ၏။ ရေနေနဝါ၊ ခပ်သိမ်းသောကာသန္တိ၊ မြဲစွာတည်ခြင်းမှလည်းကင်း၏။ သဿ
 တေနဝါ၊ အချင်းခပ်သိမ်းမြဲစွာဖြစ်ခြင်းမှလည်းကင်း၏။ အဝိပရိတာမဝေဓ္မ

နဝါ၊ မပေါက်မပြန်သော သဘောမှလည်းကောင်း၊ ဤသို့၊ ထုတ္တသင်္ခါ၊ သ
မနုပဿနာဝဂ္ဂသေန၊ အချည်းနှီးသော သင်္ခါ၊ ခက်ရှုသည်၏ အစွမ်းအားဖြင့်၊
သုညတော၊ ဆိတ်သော အားဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခတိ၊ ရှု၏၊ ဣတိ
ဣမေဟိန္ဒိတိကာရုဏေဟိ၊ ဤနှစ်ပါ ကုန်သော အကြောင်းတို့ဖြင့်၊ သုညတော
ဆိတ်သော အားဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခတိ၊ ရှုရာ၏၊ အပိစ၊ တ
နည်းလည်း၊ ဆဟာကာရေဟိ၊ ခြောက်ပါးကုန်သော အခြင်းအရာတို့ဖြင့်၊
သုညတော၊ ဆိတ်သော အားဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခတိ၊ ရှုရာ၏
စက္ခု၊ စက္ခု သောဒ သည်၊ အတ္တနဝါ၊ မိမိကိုယ်မှလည်း၊ အတ္တနိယေနဝါ၊
မိမိဥစ္စာမှလည်းကောင်း၊ နိစ္စေနဝါ၊ ထင်ရှားရှိသော ဖြစ်ခြင်းမှလည်းကောင်း၊
ရဝေနဝါ၊ အခါခပ်သိမ်းဖြစ်တည်ခြင်းမှလည်းကောင်း၊ သဿတေနဝါ၊
အချင်းခပ်သိမ်းဖြစ်ဖြစ်ခြင်းမှ လည်းကောင်း၊ အပိပရိတာမ ဓမ္မေနဝါ၊
မပေါက်မပြန်သော သဘောမှလည်းကောင်း၊ သုညံ၊ ဆိတ်၏၊ ဝေအတံ၊ သော
တပဿဒသညံ၊ သုညံ ဆိတ်၏၊ စာနံ၊ စာနပဿဒ သည်၊ သုညံ၊ ဆိတ်၏၊
ဇိဝှါ၊ ဇိဝှါပဿဒ သည်၊ သုညံ၊ ဆိတ်၏၊ ကာယော၊ ကာယပဿဒ သည်၊
သုညံ၊ ဆိတ်၏၊ မနော၊ စိတ် သည်၊ အတ္တနဝါ၊ မိမိကိုယ်မှလည်းကောင်း၊
အတ္တနိယေနဝါ၊ မိမိဥစ္စာမှလည်းကောင်း၊ နိစ္စေနဝါ၊ ထင်ရှားဖြစ်သော ဖြစ်
ခြင်းမှ လည်းကောင်း၊ ရဝေနဝါ၊ အခါခပ်သိမ်းဖြစ်တည်ခြင်းမှ လည်း
ကောင်း၊ သဿတေနဝါ၊ အချင်းခပ်သိမ်းဖြစ်ဖြစ်ခြင်းမှ လည်းကောင်း၊
အပိပရိတာမ ဓမ္မေနဝါ၊ မပေါက်မပြန်သော သဘောမှလည်းကောင်း၊ သု
ညံ၊ ဆိတ်၏၊ ရူပါ၊ ရူပါရုံတို့သည်၊ သုညံ၊ ဆိတ်ကုန်၏၊ သဒ္ဓါ၊ သဒ္ဓါရုံတို့
သည်၊ သုညံ၊ ဆိတ်ကုန်၏၊ ဝန္ဓာ၊ ဝန္ဓာရုံတို့သည်၊ သုညံ၊ ဆိတ်ကုန်၏၊
ရသာ၊ ရသာရုံတို့ သည်၊ သုညံ၊ ဆိတ်ကုန်၏၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်
သုညံ၊ ဆိတ်ကုန်၏၊ ဓမ္မာ၊ ဓမ္မာရုံတို့သည်၊ အတ္တနဝါ၊ မိမိကိုယ်မှလည်း
ကောင်း၊ အတ္တနိယေနဝါ၊ မိမိဥစ္စာမှလည်းကောင်း၊ နိစ္စေနဝါ၊ ထင်ရှားရှိ
သော ဖြစ်ခြင်းမှလည်းကောင်း၊ ရဝေနဝါ၊ အခါခပ်သိမ်းဖြစ်တည်ခြင်းမှ
လည်းကောင်း၊ သဿတေနဝါ၊ အချင်းခပ်သိမ်းဖြစ်ဖြစ်ခြင်းမှ လည်း
ကောင်း၊ အပိပရိတာမ ဓမ္မေနဝါ၊ မပေါက်မပြန်သော သဘောမှလည်း
ကောင်း၊ သုညံ၊ ဆိတ်ကုန်၏၊ စိက္ခု၊ စိက္ခုရိညာဏံ၊ စက္ခု၊ စိက္ခုရိညာဏံ သည်၊ သုညံ၊
ဆိတ်၏၏၊ (ဗ)၊ မနော၊ စိက္ခုရိညာဏံ၊ မနော၊ စိက္ခုရိညာဏံ သည်၊ သုညံ၊ ဆိတ်၏၊ စက္ခု
သမ္ပဿော၊ စက္ခု၊ စိက္ခုရိညာဏံ နှင့် ဟူ၍ သောဗဿ သည်၊ သုညံ၊ ဆိတ်၏၊ (ဇ)၊
မနောသမ္ပဿော၊ စိတ်နှင့် ဟူ၍ သောဗဿ သည်၊ သုညံ၊ ဆိတ်၏၊ စက္ခု



သမ္မာသမာဓာဒဝေဒနာ၊ စက္ခုဝိညာဉ်နှင့်ဖွဉ်သေဓမ္မာကြောင့်ဖြစ်သော ဝေဒနာသည်၊ သုညာ၊ ဆိတ်၏၊ (၈)၊ မနောသမ္မာသမာဓာဒဝေဒနာ၊ ဝိတ်နှင့်ဖွဉ်သောဓမ္မာကြောင့်ဖြစ်သော ဝေဒနာသည်၊ (၉)၊ ရူပသညာ၊ ရုပ်၌ထိခြင်းတည်းဟူသော သညာသည်၊ သုညာ၊ ဆိတ်၏၊ (၁၀)၊ ဓမ္မသညာ၊ တရား၌ထိခြင်းဟုဆိုအပ်သော သညာသည်၊ သုညာ၊ ဆိတ်၏၊ ရူပသဓမ္မဟနာ၊ ရုပ်၌စေ့ဆော်ဘတ်သော စေတနာသည်၊ သုညာ၊ ဆိတ်၏၊ (၁၁)၊ ဓမ္မသဓမ္မဟနာ၊ တရား၌စေ့ဆော်ဘတ်သောစေတနာသည်၊ သုညာ၊ ဆိတ်၏၊ ရူပတဏှာ၊ ရုပ်၌တပ်ဘတ်သောတဏှာသည်၊ သုညာ၊ ဆိတ်၏၊ ရူပဝိတက္ကော၊ ရုပ်၌ကြံ့ဘတ်သောဝိဘက်သည်၊ သုညာ၊ ဆိတ်၏၊ ရူပဝိစာရော၊ ရုပ်၌ဆင်ခြင်ဘတ်သော ဝိစာရသည်၊ သုညာ၊ ဆိတ်၏၊ (၁၂)၊ ဓမ္မဝိစာရော၊ တရား၌ ဆင်ခြင်ဘတ်သော ဝိစာရသည်၊ အတ္တေနဝါ၊ မိမိကိုယ်မှလည်းကောင်း၊ အတ္တနိယေနဝါ၊ မိမိဥစ္စာမှလည်းကောင်း၊ နိစ္စေနဝါ၊ ထင်မှားဖြစ်သောမြဲခြင်းမှ လည်းကောင်း၊ ဓုတေနဝါ၊ အခါခပ်သိမ်းမြဲစွာတည်ခြင်းမှလည်းကောင်း၊ သဿတေနဝါ၊ အချင်းခပ်သိမ်းမြဲစွာဖြစ်ခြင်းမှ လည်းကောင်း၊ အဝိပရိဘာမဓမ္မေနဝါ၊ မဖောက်မပြန်သောသဘောမှလည်းကောင်း သုညာ၊ ဆိတ်၏၊ ဝေံ၊ ဤသို့၊ ဆဟာကာရေဟိ၊ ခြောက်ပါးကုန်သောအခြင်းအရာတို့ဖြင့်၊ သုညာတော၊ ဆိတ်သောအားဖြင့်၊ ယောကံ၊ ယောကကို၊ အဝေက္ခတိ၊ ရှုရာ၏၊ အဝိစ၊ တနည်းလည်း၊ ဒဿဟာကာရေဟိ၊ ဆယ်ပါးကုန်သောအခြင်းအရာတို့ဖြင့်၊ သုညာတော၊ ဆိတ်သောအားဖြင့်၊ ယောကံ၊ ယောကကို၊ အဝေက္ခတိ၊ ရှုရာ၏၊ ရူပံ၊ ရုပ်ကို၊ ရိတ္တတော၊ မရှိသောအားဖြင့်၊ တုစ္ဆတော၊ အချည်းနှီးအားဖြင့်၊ သုညာတော၊ ဆိတ်သောအားဖြင့်၊ အနုတ္တတော၊ အပိုးမရသော အားဖြင့်၊ အသာရတော၊ အနှစ်မရှိသောအားဖြင့်၊ ဝဏတော၊ သက်တတ်သောအားဖြင့်၊ ဝိဘဝတော၊ တာမှကင်းသောအားဖြင့်၊ အစာမူလတော၊ အထုသိုလ်၏တည်ရာအားဖြင့်၊ သာသဝတော၊ အာသဝဖြစ်သောအားဖြင့်၊ သင်္ခတတော၊ ပြုပြင်အပ်သောအားဖြင့်၊ အဝေက္ခတိ၊ ရှုရာ၏၊ ဝေဒနံ၊ ဝေဒနာကို၊ သညံ၊ သညာကို၊ သင်္ခါ၊ ရေ၊ သင်္ခါ၊ ရတို့ကို၊ ဝိညာဉ်၊ ဝိညာဉ်ကို၊ ရဟိံ၊ ရဟိခြင်းကို၊ ဥပယတ္တိံ၊ ဖြစ်ခြင်းကို၊ ပရိသန္ဓိံ၊ ပဋိသန္ဓေကို၊ ဘဝံ၊ တာကို၊ သံသရာပဋ္ဌံ၊ သံသရာစဉ်ကို၊ ရိတ္တတော၊ မရှိသောအားဖြင့်၊ တုစ္ဆတော၊ အချည်းနှီးအားဖြင့်၊ သုညာတော၊ ဆိတ်သောအားဖြင့်၊ အနုတ္တတော၊ အပိုးမရသော အားဖြင့်၊ အသာရတော၊ အနှစ်မရှိသောအားဖြင့်၊ ဝဏတော၊ သက်တတ်သောအားဖြင့်၊ ဝိဘဝတော၊

ဘဝမှကင်းဖဲသာအားဖြင့်၊ အစာမူထဘော၊ အကုသိုလ်၏တည်ရာအားဖြင့်၊
သာယာဝေသာ၊ အာယာဝ ဖြစ်သော အားဖြင့်၊ သင်္ခါတတော၊ ပြုပြင်အပ်
သောအားဖြင့်၊ အဝေက္ခတိ၊ ရှုရာ၏၊ ဧဝံ၊ ဤသို့၊ ဒုဿဟာကာရေဟိ၊ ဆယ်ပါး
ကုန်သောအခြင်းအရာတို့ဖြင့်၊ သုညတော၊ ဆိတ်သောအားဖြင့်၊ ထောကံ၊
ထောကကို၊ အဝေက္ခတိ၊ ရှုရာ၏၊ အပိစ၊ သနည်းလည်း၊ ဒွါဒသဟာကာရေ
ဟိ၊ ဆယ်နှစ်ပါး ကုန်သော အခြင်းအရာတို့ဖြင့်၊ သုညတော၊ ဆိတ်သော
အားဖြင့်၊ ထောကံ၊ ထောကကို၊ အဝေက္ခတိ၊ ရှုရာ၏၊ ချပ်၊ ချပ်သည်၊ နဒ၊ ဧတ္တာ၊
သတ္တဝါမဟုတ်၊ နဇီဝေါ၊ အသက်မဟုတ်၊ နနရော၊ သုဂတိဒုဂ္ဂတိသို့ဆောင်
တတ်သောသူမဟုတ်၊ နမာဏဒေါ၊ မနှမည်သောသူ၏သားမဟုတ်၊ နဇ္ဈတ္တိ၊
မိန်းမမဟုတ်၊ နပုရိသော၊ ယောကျ်ားမဟုတ်၊ နအတ္တာ၊ ကိုယ်မဟုတ်၊ နအ
တ္တနိယံ၊ ကိုယ်နှင့်စပ်သော ဥစ္စာမဟုတ်၊ နာဟံ၊ ငါမဟုတ်၊ နမမ၊ ငါ၏ဥစ္စာ
မဟုတ်၊ နကောမိ၊ ကရံတရံသော ဥစ္စာမဟုတ်၊ နကယာမိ၊ တရံတရံသော
သူ၏ဥစ္စာမဟုတ်၊ ဣတိ၊ ဤသို့၊ အဝေက္ခတိ၊ ရှုရာ၏၊ ဝေဒနာ၊ ဝေဒနာသည်၊
သညာ၊ သညာသည်၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဝိညာဏံ၊ ဝိညာဉ်သည်၊
နသဟော၊ သတ္တဝါမဟုတ်၊ နဇီဝေါ၊ အသက်မဟုတ်၊ နနရော၊ သုဂတိဒုဂ္ဂတိ
သို့ဆောင် တတ်သောသူမဟုတ်၊ နမာဏဒေါ၊ မနှမည်သောသူ၏ သား
မဟုတ်၊ နဇ္ဈတ္တိ၊ မိန်းမမဟုတ်၊ နပုရိသော၊ ယောကျ်ားမဟုတ်၊ နအတ္တာ၊
ကိုယ်မဟုတ်၊ နအတ္တနိယာ၊ ကိုယ်နှင့် စပ်သော ဥစ္စာမဟုတ်၊ နာဟံ၊ ငါ
မဟုတ်၊ နမမငါ၏ဥစ္စာမဟုတ်၊ နကောမိ၊ ကရံတရံသော ဥစ္စာမဟုတ်၊
နကယာမိ၊ ကရံတရံသောသူ၏ ဥစ္စာမဟုတ်၊ ဣတိ၊ ဤသို့၊ အဝေက္ခတိ၊
ရှုရာ၏၊ ဧဝံ၊ ဤသို့၊ ဒွါဒသဟိအာကာရေဟိ၊ ဆယ်နှစ်ပါး ကုန်သောအခြင်း
အရာတို့ဖြင့်၊ သုညတော၊ ဆိတ်သော အားဖြင့်၊ ထောကံ၊ ထောကကို၊
အဝေက္ခတိ၊ ရှုရာ၏၊ ဟိသတ္တံ၊ မှန်၏၊ သဝေတာ၊ မြတ်စွာ ထုရားသည်၊
ဧတံစေနံ၊ ဤသို့ထက္ကံ သော၊ စကားကို၊ ဝုတ္တံ၊ ကောတော်မူအပ်ပြီ၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ တုမ္ပာကံ၊ သင်တို့အား၊ အယံကာယော၊ ဤကိုယ်သည်၊
နတ္ထိ၊ မရှိ၊ အယံကာယော၊ ဤကိုယ်ကို၊ နာပိကတံ၊ သင်တို့သည်မပြုအပ်၊
အညေယံပိ၊ ထပါးသောသူတို့ သည်လည်း၊ နကတံ၊ မပြုအပ်၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤကိုယ်ကို၊ ပုရာဏံ၊ ရှေးဖြစ်သော၊ ကမ္မံကံသည်၊ အ
ဘိသင်္ခါတံ၊ ပြုပြင်အပ်၏၊ အဘိသဇ္ဇေ၊ ယိတံ၊ စိတ်ဖြင့်ပြုရအပ်၏၊ ဝေဒနိ
ယံ၊ ခံစားအပ်၏၊ ဒုဗ္ဗုဒ္ဓံ၊ ရှုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုတ္တံ၊ ထိုကိုယ်နှင့်၊
သုတဝါ၊ အကြား အမြင်ရှိသော၊ အရိယာဝေဝကော၊ အရိယာသာဝက

သည်၊ ပရိစ္ဆ သမုပ္ပါဒ်သေဝ၊ ပရိစ္ဆ သမုပ္ပါဒ်တို့ သံသျှင်၊ သာဓကံ၊ ကေတဝါ၊ ဝိညာဉ်၊ ဝိညာဉ်သေဝ၊ အသင်္ဃိအားဖြင့်၊ မနုထိကရောတိ၊ နှလုံးသွင်းရာ၏၊ ဣတိဣ မသိဉ်း ဤတရားသည်၊ သတိ၊ ရှိသော်၊ ဣဒံ၊ ဤတရားသည်၊ ဟောတိ၊ ဖြစ်၏၊ ဣမသုပ္ပါဒါ၊ ဤတရား၏ဖြစ်ခြင်းကြောင့်၊ ဣဒံ၊ ဤတရားသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဣမသိဉ်း၊ ဤတရားသည်၊ အသတိ၊ မရှိသော်၊ ဣဒံ၊ ဤတရားသည်၊ န ဟောတိ၊ မဖြစ်၊ ဣမသေ၊ ဤတရား၏၊ နိရောဓေ၊ ချုပ်ခြင်းကြောင့်၊ ဣဒံ၊ ဤ တရားသည်၊ နိရုဇ္ဈတိ၊ ချုပ်၏၊ အဝိဇ္ဇာပစ္စယော၊ အဝိဇ္ဇာဟူသော အကြောင်း ကြောင့်၊ ယဒိဒံ ယဣဒံ သင်္ခါရာ၊ အကြင် သင်္ခါရတို့သည်၊ သမ္ဘဝန္တိ၊ ဖြစ် ကုန်၏၊ သင်္ခါရပစ္စယော၊ သင်္ခါရဟူသော အကြောင်းကြောင့်၊ ဝိညာဉ်၊ ဝိညာဉ်သည်၊ သမ္ဘဝတိ၊ ဖြစ်၏၊ ဝိညာဉ်ပစ္စယော၊ ဝိညာဉ် ဟူသော အ ကြောင်းကြောင့်၊ နာမရူပံ၊ နာမ်ရုပ်သည်ဖြစ်၏၊ နာမရူပပစ္စယော၊ နာမ်ရုပ်ဟူ သော အကြောင်းကြောင့်၊ သဇ္ဇာယတနံ၊ ခြောက်ပါးသော အာယတနသည် ဖြစ်၏၊ သဇ္ဇာယတနပစ္စယော၊ ခြောက်ပါးသော အာယတန ဟူသော အ ကြောင်းကြောင့်၊ ဗဒေ၊ ဗဒေသည်ဖြစ်၏၊ ဗဒေ၊ ပစ္စယော၊ ဗဒေဟူသော အကြောင်းကြောင့်၊ ဝေဒနာ၊ ဝေဒနာသည်ဖြစ်၏၊ ဝေဒနာပစ္စယော၊ ဝေဒနာ ဟူသော အကြောင်းကြောင့်၊ ကဏ္ဍာ၊ ကဏ္ဍာသည်ဖြစ်၏၊ ကဏ္ဍာပစ္စယော၊ ကဏ္ဍာဟူသော အကြောင်းကြောင့်၊ ဥပါဒါနံ၊ ဥပါဒါနံသည်ဖြစ်၏၊ ဥပါဒါန ပစ္စယော၊ ဥပါဒါနံဟူသော အကြောင်းကြောင့်၊ တဝေါ၊ တဝသည်ဖြစ်၏၊ တဝ ပစ္စယော၊ တဝဟူသော အကြောင်းကြောင့်၊ ဇာတိ၊ ဇာတိသည်ဖြစ်၏၊ ဇာတိ ပစ္စယော၊ ဇာတိဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ၊ ဇရာမရဏံသည် ဖြစ်၏၊ သောကပရိဒေဝ ဒုက္ခဒေါမသုပါယာသာ၊ စိုးရိမ်ခြင်း၊ ဝိကြွေးခြင်း ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ဗင်ပန်းခြင်းတို့သည်၊ သမ္ဘဝန္တိ၊ ဖြစ်ကုန် ၏၊ ဧဝံ၊ ဤသို့၊ ကေဝလံ၊ ချမ်းသာအစရှိသည်နှင့်မရောသော၊ ကေဝလ ဒုက္ခက္ခန္ဓံသာ ထိုဆင်းရဲအခေါင်း၏၊ သမုဒယော၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ထင်ရှားဖြစ်၏၊ အဝိဇ္ဇာယတေဝ၊ အဝိဇ္ဇာ၏သာသျှင်၊ အသေသင်္ခါရဝနိရော ဓေ၊ အကြွင်း ရှိချုပ်ခြင်းကြောင့်၊ သင်္ခါရနိရောဓေ၊ သင်္ခါရတို့၏ချုပ်ခြင်း သည်၊ သမ္ဘဝတိ၊ ဖြစ်၏၊ သင်္ခါရနိရောဓေ၊ သင်္ခါရတို့၏ချုပ်ခြင်းကြောင့်၊ ဝိညာဉ်ပစ္စယော၊ ဝိညာဉ်၏ချုပ်သည်ဖြစ်၏၊ (သ)၊ ဇာတိနိရောဓေ၊ ဇာတိ ၏ချုပ်ခြင်းကြောင့်၊ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခဒေါမနုထုပါယာ သာ၊ အရိခြင်းသေခြင်း၊ စိုးရိမ်ခြင်း၊ ဝိကြွေးခြင်းဆင်းရဲခြင်း၊ နှလုံးမသာယာ ခြင်း၊ ဗင်ပန်းခြင်းတို့ သည်၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ ဧဝံ၊ ဤသို့၊ ကေဝလံ၊

ချမ်းသာအစရှိသည်နှင့်မရောသော၊ တေ၊ယဒက္ခန္ဓန္ဓယ၊ ထိုဆင်းရဲအ
 ပေါင်း၏နိရောဓော၊ ချုပ်ခြင်းသည်၊ ဘောတိ၊ ဖြစ်၏၊ ဣတိဝေဓိ၊ ဤသို့
 သည်း၊ သုညဘော၊ ဆိတ်သောအားဖြင့်၊ လောကံ၊ လောကကို၊ အဝေက္ခတိ၊
 ရှုရာ၏၊ ဟိ သစ္စံ၊ မှန်၏၊ ဘဂဝတံ၊ ခြတ်စွာဘုရားသည်၊ ဇေတံစေနံ၊ ဤသို့
 လတ္တံ့သောစကားကို၊ ဝုတ္တံ၊ ဘောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ တု
 မှာကံ၊ သင်တို့အား၊ ဟံ၊ အကြင်ဘုရားသည်၊ နုအတ္ထိ၊ မရှိ၊ တံ၊ ထိုဘုရားကို၊
 ပဇဟထ၊ စွန့်ကုန်လော့၊ တံ၊ ထိုဘုရားကို၊ ဝေါ၊ ပင်တို့သည်၊ ပဟိနံ၊ ပယ်
 အပ်သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိဘာယ၊ စီးပွား
 ခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ခုဟန်း
 တို့၊ ကိဉ္စ၊ အဘယ်ဘုရားသည်လျှင်၊ တုမှာကံ၊ သင်တို့အား၊ နုအတ္ထိ၊ မရှိသ
 နည်း၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ တုမှာကံ၊ သင်တို့အား၊ ရှပ်၊ ရုပ်သည်၊ နုအတ္ထိ၊
 မရှိ၊ တံ၊ ထိုရုပ်ကို၊ ပဇဟထ၊ စွန့်ကုန်လော့၊ တံ၊ ထိုရုပ်ကို၊ ဝေါ၊ သင်တို့
 သည်၊ ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသောနေ့ညဉ့်ပတ်
 လုံး၊ ဟိဘာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိဿတိ၊ ဖြစ်
 လတ္တံ့၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ တုမှာကံ၊ သင်တို့အား၊ ဝေဒနာ၊ ဝေဒနာသည်၊
 နုအတ္ထိ မရှိ၊ တံ၊ ထိုဝေဒနာကို၊ ပဇဟထ၊ စွန့်ကုန်လော့၊ သော၊ ထိုဝေဒနာကို၊
 ဝေါ၊ သင်တို့သည်၊ ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသော
 နေ့ညဉ့်ပတ်လုံး၊ ဟိဘာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘ
 ဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ တုမှာကံ၊ သင်တို့အား၊ သညာ၊
 သညာသည်၊ နုအတ္ထိ၊ မရှိ၊ တံ၊ ထိုသညာကို၊ ပဇဟထ၊ စွန့်ကုန်လော့၊ သော၊ ထို
 သညာကို၊ ဝေါ၊ သင်တို့သည်၊ ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်
 စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိဘာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်း
 ငှါ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ တုမှာကံ၊ သင်တို့အား၊
 သင်္ခါရာ၊ သင်္ခါရတို့သည်၊ နုအတ္ထိ၊ မရှိကုန်၊ တေ၊ ထို သင်္ခါရတို့ကို၊ ပဇဟ
 ထ၊ စွန့်ကုန်လော့၊ တေ၊ ထို သင်္ခါရတို့ကို၊ ဝေါ၊ ပင်တို့သည်၊ ပဟိနံ၊ ပယ်
 အပ်ကုန် သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိဘာယ၊
 စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊
 ခုဟန်းတို့၊ တုမှာကံ၊ သင်တို့အား၊ ဝိညာဏံ၊ ဝိညာဉ် သည်၊ နုအတ္ထိ၊ မရှိ၊ တံ၊
 ထိုဝိညာဉ်ကို၊ ပဇဟထ၊ စွန့်ကုန်လော့၊ တံ ထိုဝိညာဉ်ကို၊ ဝေါ၊ သင်တို့
 သည်၊ ပဟိနံ၊ ပယ်သည်ရှိသော်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသောနေ့ညဉ့်ပတ်လုံး၊
 ဟိဘာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊



ဘိက္ခုဝေ၊ ရဟန်းတို့၊ တံ၊ ထိုငါဟောထွက်၊ နေသောကားကို၊ ကိမညထေ၊ သင်
 တို့သည်အဘယ်သို့ အောက်မှ ကုန်အုံနည်း၊ ဣမတ္ထိ၊ ဇေတဝနေ၊ ဤဇေ
 တဝန် ကျောင်းဟော်၌၊ ယံတိဏကဋ္ဌသာခါပထာသံ၊ အကြင်မြက်ထင်း
 သစ်ခက် သစ်ရွက်သည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုမျက်ထင်း သစ်ခက် သစ်
 ရွက်ကို၊ ဇနော၊ လူသည်၊ ဟယေယျဝါ၊ ဆောင်မူလည်းဆောင်ရာ၏၊ ဝု
 ဟယျဝါ၊ မီးတိုက်မူလည်းတိုက်ရာ၏၊ ယထာပစ္စယံဝါ၊ အလိုရှိတိုင်း
 ကိုမူလည်း၊ ကယေယျုပြုရာ၏၊ ဝေ၊ ဤသို့ ပြုသည်ရှိသော်၊ အမှေငါတို့
 ကို၊ ဇနော၊ လူသည်၊ ဟယေယျဝါ၊ ဆောင်မူလည်း ဆောင်၏၊ ဝုဟထိဝါ၊
 မီးမူလည်းတိုက်၏၊ ယထာပစ္စယံဝါ၊ အလိုရှိတိုင်းကို မူလည်း၊ ကရာတိ၊
 ပြု၏၊ ဣတိ၊ ဤသို့၊ တုဋ္ဌာကံ၊ သင်တို့၏ စိတ်သည်၊ အဝိနုအဿ၊ ဖြစ်ရာ
 သလော၊ ဣတိ၊ ဤသို့၊ ဝုတ္တိ၊ မေးတော်မူ၏၊ ဘန္တေ၊ အရှင်တရား၊ ဝေ၊
 ဤသို့သော အကြံသည်၊ နောဟိ၊ မသင့်၊ တံ၊ ထိုသို့ မသင့်သည်၊ ကိဿ
 ဟေတု၊ အဘယ်အကြောင့် နည်းဟူမူကား၊ ဘန္တေ၊ အရှင်တရား၊ အတ္ထာ
 ဝါ၊ ကိယ်ဟူ၍လည်းကောင်း၊ အတ္ထနိယံဝါ၊ ဥပ္ပာဟူ၍ လည်းကောင်း၊ ဝေ၊
 ဤသို့သော အယူသည်၊ နော၊ အကျွန်ုပ်တို့အား၊ နဟိ၊ အတ္ထိ၊ မရှိသလျှင်ကံ
 တည်း၊ ဣတိ၊ ဘသ္မာ၊ ထိုကြောင့်၊ နောဟိ၊ မသင့်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေမေ
 ဝခေါ၊ ဤအတူသလျှင်၊ ယံ၊ အကြင်တရားသည်၊ ဝေဋ္ဌာတံ၊ သင်တို့အား၊
 နအတ္ထိ၊ မရှိ၊ တံ၊ ထိုတရားကို၊ ပဗဟထ၊ စွန့်ကုန်လော့၊ တံ၊ ထိုရုပ်သည်၊
 ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဝေါ၊ သင်တို့အား၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသော
 နေ့ညည့်ပတ်လုံး၊ ဟိတာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိ
 သတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကိဉ္စ၊ အထပ်တရားသည်လျှင်၊
 တုဋ္ဌာကံ၊ သင်တို့အား၊ နအတ္ထိ၊ မရှိသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တုဋ္ဌာကံ၊
 သင်တို့အား၊ ချစ်၊ ရုပ်သည်၊ နအတ္ထိ၊ မရှိ၊ တံ၊ ထိုရုပ်ကို၊ ပဗဟထ၊ စွန့်ကုန်
 လော့၊ တံ၊ ထိုရုပ်ကို၊ ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဝေါ၊ သင်တို့အား၊ ဒိဗ္ဗ
 ရတ္တံ၊ ရှည်စွာသော နေ့ညည့်ပတ်လုံး၊ ဟိတာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊
 ချမ်းသာခြင်းငှါ၊ ဘဝိသတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တုဋ္ဌာကံ၊
 သင်တို့အား၊ ဝေဒနာ၊ ဝေဒနာသည်၊ သညာ၊ သညာသည်၊ သင်္ခါရာ၊ သင်္ခါရ
 တို့သည်၊ ဝိညာတံ၊ ဝိညာဉ်သည်၊ နအတ္ထိ၊ မရှိ၊ တံ၊ ထိုဝေဒနာသညာသင်္ခါရ
 ဝိညာဉ်ကို၊ ပဗဟထ၊ စွန့်ကုန်လော့၊ တံ၊ ထိုဝေဒနာသညာသင်္ခါရဝိညာဉ်ကို
 ပဟိနံ၊ ပယ်အပ်သည်ရှိသော်၊ ဝေါ၊ သင်တို့အား၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသောနေ့
 ညည့်ပတ်လုံး၊ ဟိတာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာခြင်းငှါ၊ ဘဝိသတိ

ဖြစ်၏။ ဟိသန္တံ၊ ထိုစကားမှန်၏။ ဝေပိ၊ ဤသို့။ ဟိသန္တံ၊ သေစကားကို
လည်း၊ ဘာသိတံ၊ ဟောတော်မူအပ်ပြီ။ ဝါမဏိ၊ ဝါမဏိ၊ သုဒ္ဓမ္မာ၊ ရပွါဒံ၊
စင်ကြယ်သော စာရေးတို့၏ ဖြစ်ရာဖြစ်သော၊ သုဒ္ဓသင်္ခါရ သန္တတိ၊ စင်
ကြယ်သောသင်္ခါရတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို၊ ပဿာတုတံ၊ ဟုတ်မှန်
စွာ။ ပဿန္တဿ၊ မြင်သောသူအား၊ အဟိ၊ တေးသည်၊ နဟောလိ၊ မဖြစ်၊
ပဒါ၊ အကြင်အခါ၌၊ ဟိဏကဋ္ဌသင်္ခါ၊ မြက်ဆင်းနှင့်တူသော၊ လောကံ၊
လောကကို၊ ပညာယ၊ ပညာဖြင့်၊ ပဿလိ၊ မြင်၏၊ ဝဒါ၊ ထိုအခါ၌၊ အပ္ပဋိ
သန္တိယာ၊ ပဋိသန္ဓေအနုခြင်း မရှိသော နိဗ္ဗာန်ကို၊ အညတြ၊ ထား၍၊ အညံ၊
နိဗ္ဗာန်မှတစ်ပါးသော၊ ကိဗ္ဗိ၊ တစ်ခုခုကို၊ နပတ္တယတေ၊ မတောင့်တေရာ၊
ဣတိ၊ ဤသို့၊ ဘာသိတံ၊ ဟောတော်မူပြီ၊ ဝေပိ၊ ဤသို့လည်း၊ သုညတောထေဝကံ
အဝေက္ခ တိတိပဒေသ၊ သုညတောထေဝကံ အဝေက္ခတိ ဟုသေသရန်၏၊
အတ္ထော၊ အနက်တည်း၊ အောယသ္မာ၊ ရှည်သော အသက်တော်ရှိသော၊ အာ
နန္ဓာ၊ အရှင်တုရားအာနန္ဒာသည်၊ ဝေဂပန္တံ၊ မြတ်စွာဘုရားကို၊ ဝေံ၊ ဤသို့
သောစကားကို၊ အဝေါစ၊ ဝျှောက်၏၊ ကိံ၊ အဝေါစ၊ အတတ်သို့ ဝျှောက်သ
နည်း။ ဝန္တေ၊ အရှင်တုရား၊ လောကော၊ လောကသည်၊ သုညတော၊ ဆိတ်
၏၊ လောကော၊ လောကသည်၊ သုညတေ၊ ဆိတ်၏၊ ဣတိ၊ ဤသို့၊ ဝုစ္စတိ၊
ဆိုအပ်၏၊ ဝန္တေ၊ အရှင်တုရား၊ ကိတ္တာပတောနူဝေါ၊ အတတ်သို့သော အ
ကြောင်းဖြင့်၊ လောကော၊ လောကသည်၊ သုညတော၊ ဆိတ်၏၊ ဣတိ၊ ဤသို့၊
ဝုစ္စတိ၊ ဆိုအပ်သနည်း။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ အာနန္ဒာ၊ အာနန္ဒာ၊
ယသ္မာစခေါ၊ အကြင်ကြောင့်လျှင်၊ အတ္ထေနဝါ၊ ဟိသန္တံလည်းကောင်း၊
အတ္တနိယေနဝါ၊ ဥစ္စာမှတစ်ဆင့်လည်းကောင်း၊ သုညံ၊ ဆိတ်၏၊ တသ္မာ၊ သို့ကြောင့်၊
လောကော၊ လောကကို၊ သုညေတိ၊ ဆိတ်၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာန
န္ဒာ၊ အာနန္ဒာ၊ ကိဗ္ဗိ၊ အတတ်သို့လျှင်၊ အတ္ထေနဝါ၊ ဟိသန္တံလည်းကောင်း၊
အတ္တနိယေနဝါ၊ ဥစ္စာမှတစ်ဆင့်လည်းကောင်း၊ သုညံ၊ ဆိတ်သနည်း၊ အာနန္ဒာ၊ အာန
န္ဒာ၊ ဝေါ၊ စင်စစ်၊ စက္ခု၊ စက္ခုသည်၊ အတ္ထေနဝါ၊ ဟိသန္တံလည်းကောင်း၊ အ
တ္တနိယေနဝါ၊ ဥစ္စာမှတစ်ဆင့်လည်းကောင်း၊ သုညံ၊ ဆိတ်၏၊ ရူပါ၊ ရူပါရုံတို့သည်၊
သုညံ၊ ဆိတ်ကုန်၏၊ စက္ခုပိညာဏံ၊ စက္ခုပိညာဏံသည်၊ သုညံ၊ ဆိတ်၏၊
စက္ခုသမ္ပစော၊ စက္ခုနှင့် ဖွင့်သောဖဿသည်၊ သုညော၊ ဆိတ်၏၊ စက္ခု
သမ္ပသော၊ စက္ခုနှင့် ဖွင့်သောဖဿကြောင့် ဖြစ်သော၊ ဝေပယိတံ၊ ခံစား
အပ်သော၊ ယဒိဒံသုခံဝါ၊ အကြင်ချမ်းသာခြင်းသည်လည်းကောင်း၊ ယဒိဒံ
ဒုက္ခံဝါ၊ အကြင်ဆင်းရဲခြင်း သည်လည်းကောင်း၊ ယဒိဒံ အနုက္ခမသုခံဝါ၊



အကြွင်းကျန်ကျွမ်းခြင်းသည် လည်းကောင်း၊ ဥပ္ပဇ္ဇတိဖြစ်၏၊ တံပိ၊ ထို
ချမ်းသာခြင်းဆင်းရဲခြင်း၊ ယျှိုယျှိုခြင်းသည်၊ အတ္တနုပေါ၊ ကိုယ်မှသည်
ကောင်း၊ အတ္တနုပေနုပေါ၊ ဥစ္စာမှလည်းကောင်း၊ သုညံ၊ ဆိတ်၏၊ သောတံ၊
သောတသည်၊ သုညံ၊ ဆိတ်၏၊ သဒ္ဓါ၊ သဒ္ဓါရုံရှိသည်၊ သုညာ၊ ဆိတ်ကုန်၏၊
ထာနံ၊ ထာနုသည်၊ သုညံ၊ ဆိတ်၏၊ ဝန္တာ၊ ဝန္တာရုံရှိသည်၊ သုညာ၊ ဆိတ်ကုန်
၏၊ ဒိဂါ၊ ဒိဂါသည်၊ သုညာ၊ ဆိတ်၏၊ သောရုံရှိသည်၊ သုညာ၊ ဆိတ်
ကုန်၏၊ ကာသော၊ ကာသသည်၊ သုညာ၊ ဆိတ်၏၊ ဗောဇ္ဈဗ္ဗာ၊ ဗောဇ္ဈဗ္ဗာရုံရှိ
သည်၊ သုညာ၊ ဆိတ်ကုန်၏၊ မနောပိတံ၊ သုညာ၊ ဆိတ်၏၊ ဓမ္မာ၊ ဓမ္မာ
ရုံရှိသည်၊ သုညာ၊ ဆိတ်ကုန်၏၊ မနောပိညာတံ၊ မနောပိညာသည်၊ သုညံ၊
ဆိတ်၏၊ မနောသမ္ပယောဂိန္ဒိယံ၊ မနောသမ္ပယောဂိန္ဒိယံသည်၊ သုညာ၊ ဆိတ်၏၊
မနောသမ္ပယောဂိန္ဒိယံ၊ မနောသမ္ပယောဂိန္ဒိယံသည်၊ သုညာ၊ ဆိတ်၏၊
တံ၊ ခံစားအပ်သော၊ သဒ္ဓိန္ဒိယံ၊ သုညံ၊ အကြွင်းသုညံ၊ သုညာ၊ ကောင်း၊
ဒုက္ခံ၊ ဒုက္ခသည်၊ သုညာ၊ ကောင်း၊ အဒုက္ခမသုခံ၊ သုညာ၊ မဟုတ်ဒုက္ခ
လည်းမဟုတ်သော ဥဒေက္ခာသည်၊ သုညာ၊ ကောင်း၊ ဥပ္ပဇ္ဇတိဖြစ်၏၊ တံပိ၊
ထို သုဒုက္ခဥဒေက္ခာသည်၊ သုညာ၊ အတ္တနုပေါ၊ ကိုယ်မှသည်၊ ကောင်း၊ အတ္တ
နုပေနုပေါ၊ ကိုယ်နှင့် စပ်သောဥပ္ပာမ္ပ လည်းကောင်း၊ သုညံ၊ ဆိတ်၏၊
အာနန္ဒ၊ အာနန္ဒာ၊ ယသ္မာစခေါ၊ အကြွင်းကြောင့်လျှင်၊ အတ္တနုပေါ၊ ကိုယ်မှ
လည်းကောင်း၊ အတ္တနုပေနုပေါ၊ ကိုယ်နှင့်စပ်သောဥပ္ပာမ္ပ လည်းကောင်း၊
သုညံ၊ ဆိတ်၏၊ ဝပ္ပာ၊ ထိုကြောင့်၊ သောကော၊ သောကော၊ သုညာတံ၊
ဆိတ်၏ဟူ၍၊ ဝပ္ပာ၊ ထိုအင်၏၊ ဣတိ၊ ဤသို့လည်း၊ သုညာတော၊ ဆိတ်
သောအားဖြင့်၊ သောကံ၊ သောကော၊ အလေ့တိ၊ ရှုရာ၏၊ တိသစ္စံ၊ ဖြစ်၏၊
ဘဂဝတာ၊ ခြိတ်စွာထုရားသည်၊ ဧတံပစနံ၊ ဤဆိုလတ္တံ့သော စကားကို၊
ဝတ္တံ၊ ဘောဇော်ကုန်ပြုတိက္ခမောရဟန်းတို့၊ ဧဝေဝခေါ၊ ဤအတူလျှင်၊
ဘိက္ခု၊ ရဟန်းသည်၊ ချုပ်ချုပ်ကို၊ သမန္နေသတိ၊ ကောင်းစွာရှာဖွေ၏၊ ယာဝ
တာ၊ အကြွင်းလှလောက်၊ ချုပ်ချုပ်၏၊ သုညံ၊ သုညာကို၊ သမန္နေသတိ၊
ကို၊ သမန္နေသတိ၊ ကောင်းစွာရှာဖွေ၏၊ ယာဝတာ၊ အကြွင်းလှလောက်၊ ဝေဒ
နာယ၊ ဝေဒနာ၏၊ ဝတိ၊ သည်မှာဖြစ်၏၊ သုညံ၊ သုညာကို၊ သမန္နေသတိ၊
ကောင်းစွာရှာဖွေ၏၊ ယာဝတာ၊ အကြွင်းလှလောက်၊ သုညာယ၊ သုညာ၏၊
ဝတိ၊ တည်ရာဖြစ်၏၊ သင်္ခါ၊ သင်္ခါရတို့ကို၊ သမန္နေသတိ၊ ကောင်းစွာရှာ
ဖွေ၏၊ ယာဝတာ၊ အကြွင်းလှလောက်၊ သင်္ခါရနံ၊ သင်္ခါရတို့၏၊ ဝတိ၊ တည်ရာ
ဖြစ်၏၊ ဝိညာတံ၊ ဝိညာဉ်ကို၊ သမန္နေသတိ၊ ကောင်းစွာရှာဖွေ၏၊ ယာဝတာ၊

အကြင်မျှအောက်၊ ဝိညာဏဿ၊ ဝိညာဉ်၏၊ ဂတိ၊ တည်ရာဖြစ်၏၊ အဟန္တိ
 ဝါ၊ ငါဟူ၍လည်းကောင်း၊ မမန္တိ ဝါ၊ ငါ၏ဥက္ကဋ္ဌဟူ၍လည်းကောင်း၊ အဟံ၊
 ငါသည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ ဝါ၊ ဤသို့လည်းကောင်း၊ ယံပိတံ၊ အကြင်အယူ
 သည်၊ အဿ၊ ထိုသူအား၊ ဟောတိ၊ ဖြစ်၏၊ တံပိ၊ ထိုသုံးပါး၊ ယောအယူသည်
 ယည်း၊ တဿ၊ ထိုသူအား၊ နဟောတိ၊ ယူတိုင်းမဖြစ်၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊
 ယောတော်မူအပ်၏၊ ဧဝံပိ၊ ဤသို့လည်း၊ သုညတော၊ လောကံအဝေက္ခသုတိ
 ပဒဿ၊ သုညတောလောကံအဝေက္ခသုဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ သုညတော၊ ဆိတ်လောအနု၊ ဖြင့်၊ လောကံ၊ လောကကံ၊ အဝေက္ခ
 သု၊ ရှုထော၊ ပစ္စဝေက္ခသု၊ ဆင်ခြင်လော၊ ဝေက္ခသု၊ ကြည့်ထော၊ တုထေဟိ၊
 နှိုင်းချိန်ထော၊ တိရေဟိ၊ စုံစမ်းလော၊ ဝိဘာဝေဟိ၊ ပွားစေထော၊ ဝိတုတံက
 ဟေဟိ၊ ထင်သည်ကိုပြုထော၊ ဣတိ၊ အယံ၊ ဤသည်လျှင်၊ သုညတောလောကံ
 အဝေက္ခသုတိပဒဿ၊ သုညတောလောကံအဝေက္ခသု ဟူသောပုဒ်၏၊ အ
 အတ္ထော၊ အနက်တည်း၊ မောစရာဇာသဒါသတောတိ၊ ဧတ္ထပဒေ၊ မောစ
 ရာဇာသဒါသတောဟူသောဤပုဒ်၌၊ မောစရာဇာတိ၊ မောစရာဇာဟူ၍၊
 သဂဝါ၊ မြတ်စွာဘုရားသည်၊ တံပြောဟန္တံ၊ ထိုပုဂ္ဂိုလ်ကို၊ နာမေန၊ အမည်
 အားဖြင့်၊ အာယတိ၊ ခေါ်တော်မူ၏၊ သဒါတိ၊ သဒါဟူသည်ကား၊ သဗ္ဗက
 တံ၊ အခါခပ်သိမ်း၊ (၉)၊ ပစ္ဆိမေဝယောစန္ဒ၊ ပစ္ဆိမအရွယ်ပတ်လုံး၊ သတော
 တိ၊ သတောဟူ သည်ကား၊ စတုဟိကာရဏေဟိ၊ ထေးပါးကုန်သော အ
 ကြောင်းတို့ဖြင့်၊ သတော၊ ထင်သောဘဝတို့ရှိသည်ဖြစ်၍၊ ကာယေ၊ ကိုယ်၌၊
 ကာယာနုပဿနာသတိ၊ ဝိညာဉ်ကိုယ်ကိုအစွဲ၌ လဲလဲအောင်မေ့ခြင်းတည်း
 ဟူသောသတိပဋ္ဌာန်၏၊ ဘာဝေန္တော၊ ပွားစေထောက်၊ သတော၊ ထင်သောသတိ
 ရှိသည်ဖြစ်၍၊ (၁၀)၊ ယော၊ ထိုသူကို၊ သတော၊ သတောဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏၊
 ဣတိ၊ အယံ၊ ဤသည်လျှင်၊ မောစရာဇာ သဒါသတောတိ ပဒဿ၊ မောစရာ
 ဇာသဒါသတောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အတ္ထောနုဒိဋ္ဌိ ဥဟတ္တ
 တိဧတ္ထပဒေ၊ အတ္ထောနုဒိဋ္ဌိ ဥဟတ္တဟူသောပုဒ်၌၊ ဝိသတိဝတ္ထုကမ၊ နှစ်ဆယ်
 သောဝတ္ထုရှိသော၊ သတ္တာသဒိဋ္ဌိ၊ ခန္ဓာဝါးပါး၌ ကိုယ်ဟူ၍ခြင်းကို၊ အတ္ထော
 နုဒိဋ္ဌိ၊ အတ္ထောနုဒိဋ္ဌိဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏၊ ဣမ၊ ဤလောက၌၊ အသုတဝါ၊
 ခန္ဓာအာယတနစသည်တို့၌ အကြားအမြင်မရှိသော၊ အရိယာနံ၊ ထိုရားအစ
 ရှိကုန်သောအရိယာတို့ကို အဒဿာပိ၊ ပညာမျက်စိဖြင့်မြင်ထွေမရှိသော၊
 အရိယစေတနာ၊ အရိယာတို့၏တရား၌၊ အကေဝံပိဒေါ၊ မထင်မာသော၊ အရိ
 ယစေတနာ၊ အရိယာတို့၏တရား၌၊ အဝိဒိတော၊ ဆုံးမစောင့်စည်းခြင်းမရှိသော၊

သပ္ပုရိသာနံ၊ ထုရားအစရှိကုန်သောလူတော်ကောင်းတို့ကို၊ အဒဿာပိ၊
 ပညာမျက်စိဖြင့်မြင်စေ့မရှိသော၊ သပ္ပုရိသဓမ္မသ၊ သူတော်ကောင်းတို့၏
 ကရား၌၊ အကောပိမော၊ မလိင်မာသော၊ သပ္ပုရိသဓမ္မ၊ သူတော်ကောင်း
 တို့၏ကရား၌၊ အနိဝိတော၊ စောင့်စည်းဆုံးမခြင်းမရှိသော၊ ပုထုဇ္ဇနော၊ ပုထု
 ဇဉ်သည်၊ ရှုပ်၊ ရုပ်ကို၊ အတ္တတော၊ ကိုယ်ဟူသော အားဖြင့်၊ သမနုပဿတိ၊
 အဘန်တလဲလဲရှု၏၊ ရှုပဝန္တံ၊ ရုပ်ရှိသော၊ အတ္တာနံဝါ၊ ကိုယ်ကို ထည်း
 ကောင်း၊ အတ္တနိ၊ ကိုယ်၌၊ ရှုပ်ဝါ၊ ရုပ်ကိုထည်းကောင်း၊ ရှုပသ္မိ၊ ရုပ်၌၊ အတ္တာ
 နံဝါ၊ ကိုယ်ကိုထည်းကောင်း၊ အတ္တတော၊ အတ္တအားဖြင့်၊ သမနုပဿတိ၊ အ
 တန်တလဲလဲရှု၏၊ ဝေဒနံ၊ ဝေဒနာကို၊ သဗ္ဗံ၊ သညာကို၊ သင်္ခါ၊ ရေ၊ သင်္ခါ၊ မှုတို့
 ကို၊ ဝိညာဏံ၊ ဝိညာဉ်ကို၊ အတ္တတော၊ ကိုယ်ဟူသော အားဖြင့်၊ သမနု
 ပဿတိ၊ အဘန်တလဲလဲရှု၏၊ ဝိညာဏဝန္တံ၊ ဝိညာဉ်ရှိသော၊ အတ္တာနံဝါ၊
 ကိုယ်ကိုထည်းကောင်း၊ အတ္တနိ၊ ကိုယ်၌၊ ဝိညာဏံဝါ၊ ဝိညာဉ်ကိုထည်း
 ကောင်း၊ ဝိညာဏသ္မိ၊ ဝိညာဉ်၌၊ အတ္တာနံဝါ၊ ကိုယ်ကိုထည်းကောင်း၊ အတ္တတော၊
 ကိုယ်ဟူသောအယူဖြင့်၊ သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ ဝေရူပေါ၊ ဤသို့
 သတောရှိသော၊ ယဒိဋ္ဌိ၊ အကြင်မှားသောအယူသည်ထည်းကောင်း၊ ဒိဋ္ဌိ
 ဂတံ၊ ခြောက်ဆဲ၊ နှစ်ပါးသောဒိဋ္ဌိ၌ အကျုံးဝင်သော အယူ သည်ထည်း
 ကောင်း၊ ဒိဋ္ဌိဂတာဏံ လွန်နိုင်ခဲ့သောဒိဋ္ဌိဟူသော တေးအုပ်သည်ထည်း
 ကောင်း၊ ဒိဋ္ဌိကန္တာရော၊ ကူးခပ်နိုင်ခဲ့သောဒိဋ္ဌိဟူသော ခရီးခဲသည်ထည်း
 ကောင်း၊ ဒိဋ္ဌိဝိသုကာယိကံ၊ ပြေပြေခပ်နိုင်ခဲ့သောဒိဋ္ဌိဟူသောပြောင့်သည်
 ထည်းကောင်း၊ ဒိဋ္ဌိဝိပုဗ္ဗိတံ၊ ပောက်ပြန်သောအယူဟူသောဒိဋ္ဌိသည်ထည်း
 ကောင်း၊ ဒိဋ္ဌိသံယောဇနံ၊ ဖွဲ့တတ်သောဒိဋ္ဌိဟူသောသံယောဇဉ်သည်ထည်း
 ကောင်း၊ ဝါယော၊ ဖြစ်ပွားယူကတ်သောဒိဋ္ဌိသည် ထည်းကောင်း၊ ပတိဋ္ဌာ
 ဟော၊ အကြီးသောထည်ရာရှိသောဒိဋ္ဌိသည်ထည်းကောင်း၊ အထိနိဝေ
 သော၊ နိစ္စသုခအားဖြင့်နှလုံးသွင်းခြင်းသည် ထည်းကောင်း၊ ပရာမာသော၊
 ကရားသဘောကိုလွန်၍နှလုံးသွင်းခြင်း နှင့်ထည်းကောင်း၊ ကုမ္မုတ္တေ၊ စက်
 ဆုပ်တွတ်သောအယူဟူသောခရီးသည်ထည်းကောင်း၊ မိစ္ဆာပဂထော၊ မှား
 သောအယူဟူသောခရီးသည်ထည်းကောင်း၊ မိစ္ဆတ္တံ၊ ချွတ်ယွင်းသောသ
 သောဟူသောအယူသည်ထည်းကောင်း၊ ဝိတ္ထိယထ တနံ၊ မှားသောအယူရှိ
 သောသူတို့၏ကည်ရာနေရာဖြစ်သောအယူထည်းကောင်း၊ ဝိပရိယေသဂါ
 ဟော၊ ချွတ်ယွင်းသောအယူသည်ထည်းကောင်း၊ ဝိပရိတဂါဟော၊ သ
 ဟောမဟုတ်သောအယူသည်ထည်းကောင်း၊ ဝိပလ္လာသဂါဟော၊ အနိစ္စကို



နိစ္စဟုပြန်၍ ယူခြင်းသည်းကောင်း၊ ဝိညာဏိဟော၊ အကြောင်းကင်းသော
 ချွတ်ယွင်းသော အယူသည်သည်းကောင်း၊ အယူဝတ်ဝတ်ထို့၊ သဘော
 မရှိသောဝတ္ထု၌၊ ယထာပကန္တိ ဂါဟော၊ သဘောရှိ၏ဟု ယူခြင်းသည်
 လည်းကောင်း၊ ယာဝတော၊ အကြင် များလောက်၊ စွါဝ၊ ဗြိဒိဋ္ဌိ ဝတိကာနိ၊
 ခြောက်ဆဲ နှစ်ပါးကုန်သော၊ ဒိဋ္ဌိကို၏ အယူကိုသည်၊ သန္တိ၊ ရှိကုန်၏ အယုံ၊
 ဤ သို့သော အယူကို၊ အတ္တာနုဒိဋ္ဌိ၊ အတ္တာနုဒိဋ္ဌိဟု၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
 အတ္တာနုဒိဋ္ဌိ ဥဟတ္တတိ၊ အတ္တာနုဒိဋ္ဌိ ဥဟတ္တ ဟုသည်ကား၊ အတ္တာနုဒိဋ္ဌိ၊
 ကိုယ်ဟူသော အယူကို၊ ဥဟတ္တ နှုတ်၍၊ သမုဟန္တ၊ ကောင်းစွာနှုတ်၍၊ ဥဒ္ဓရိ
 တွာ ကုတ်၍၊ သရဒ္ဓရိတွာ၊ ကောင်းစွာ ထုတ်၍၊ ဥပ္ပါဓုပိတွာ၊ ခါ၍၊ သမုပ္ပါ
 ဓုပိတွာ၊ ကောင်းစွာခါ၍၊ ဝဇေတောတွာ၊ စွန့်၍၊ ဝိနေဝဒေတွာ၊ ဖျောက်၍၊
 ဗျန္တိ ကရိတွာ၊ ကင်းသည်ကိုပြု၍၊ အနာဘဝံ ဝဿိတွာ၊ တာဝန်မဖြစ်ခြင်းသို့
 ရောက်စေ၍၊ ဣ ဣ အယံ၊ ဤ သည်ထွင်း၊ အတ္တာနုဒိဋ္ဌိ ဥဟတ္တတိ ပဒသ၊ အ
 တ္တာနုဒိဋ္ဌိ ဥဟတ္တဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧဝံ မဇ္ဈကရောသိ
 ယာတိ၊ ဧဝံ မဇ္ဈကရောသိ သာဟူသည်ကား၊ ဧဝံ ဤသို့ကိုယ်ဟူသော အယူ
 ကိုနှုတ် ပယ်ရှိသော်၊ မဇ္ဈပိ၊ ဝေမင်းကိုလည်း၊ ကရေယျာသိ၊ လွန်သည်
 ဖြစ်၏၊ ဇရာဝိ၊ ဒရိခြင်းကိုသည်၊ ဟရေယျာသိ၊ လွန်သည်ဖြစ်၏၊ မဇ္ဈပိ၊
 သေခြင်းကိုသည်၊ ဟရေယျာသိ၊ လွန်သည်ဖြစ်၏၊ ဥတ္တရေယျာသိ၊ အထူး
 သဖြင့်လွန်သည်ဖြစ်၏၊ ဝတရေယျာသိ၊ အပြင်းအားဖြင့်လွန်သည်ဖြစ်၏၊
 သမ ဝိတ္တမေယျာသိ၊ ကောင်းစွာလွန်သည်ဖြစ်၍၊ ဝိ ဝိဝဇ္ဇေယျာသိ၊ အ
 ထူးသဖြင့်လွန်သည်ဖြစ်၍၊ ဣတိ အယံ၊ ဤ သည်ထွင်း၊ ဧဝံ မဇ္ဈကရောသိ ယာ
 တိ ပဒသ၊ ဧဝံ မဇ္ဈကရောသိ သာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဧဝံ သေသကံ အဝေက္ခန္တိန္တိ၊ ဧဝံ သေသကံ အဝေက္ခန္တိ ဟူသည်ကား၊ ဧဝံ ဤ
 သို့၊ သေသကံ သေသကံကို၊ အဝေက္ခန္တိ ရှေး သာယဝေက္ခန္တိ၊ ဆင်ခြင်သော၊
 တုသယန္တိ၊ နှိုင်းချိန်သော၊ တိ သေန္တိ၊ စုံစပ်သော၊ ဝိဘာဝယန္တိ၊ ဝှိုးစေ
 သော၊ ဝိဘုဘိ၊ ဘရာန္တိ ထင်ရှာ ပြသော၊ ဧဝံ ဤသို့၊ သေသကံ သေသကံကို၊
 အဝေက္ခန္တိ၊ ရှေးသာယာသို့၊ ဣတိ သာ၊ ဤ သည်ထွင်း၊ ဧဝံ သေသကံ အဝေ
 က္ခန္တိ ပဒသ၊ ဧဝံ သေသကံ အဝေက္ခန္တိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ မဇ္ဈကရော၊ အနုပသာတိ၊ မဇ္ဈကရော အနုပသာတိ ဟူသည်ကား၊ မဇ္ဈပိ၊
 သေမင်းသည်သည်း၊ မဇ္ဈကရော၊ မဇ္ဈကရောမည်၏၊ မာရေပိ၊ ခန္ဓာဝသေ
 မာန်သည်သည်း၊ မဇ္ဈကရော၊ မင်းမည်၏၊ မဇ္ဈပိ၊ သေခြင်းသည်သည်း
 မဇ္ဈကရော၊ သေမင်းမည်၏၊ နပသာတိ၊ နပသာတိဟူသည်ကား၊ မဇ္ဈကရော

ဇာတိသမင်းသည်၊ နေ့သက်၊ မမြင်၊ နေ့ကွတ်၊ မကြည့်၊ နာမ်ဂန္ထတို့၊ မ
 ရောက်၊ နိဂိန္ဒတို့၊ မရ၊ နေ့သက်၊ တာဝန်မရ၊ ဟိသင်္ဂ၊ မှန်၏။ ဘဝဝတာ၊
 မြတ်စွာဘုရားသည်၊ ဇေတဝစနံ၊ ဤဆိုးဝတ္ထု၊ သေပစကားကို၊ ဝတ္ထု၊ ဟော
 တော်မူအပ်ပြီ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေထူတာဝါ၊ ဥပမာမည်သည်ကား၊
 အာရဗ္ဗကော၊ တော၌နေသော၊ မိဂေါ၊ သားသမင်းသည်၊ အရေညှာ၊ တော
 ဆုတ်၌၊ စရမာနာ သွားလာ သည်ရှိသော်၊ ဝိဿဇ္ဇော၊ ကြောက်စန့်ရှုံ့ရှား
 မြင်းကင်းသည်ဖြစ်၍၊ ဂန္ထတိ၊ သွား၏၊ ဝိဿဇ္ဇော၊ ကြောက်စန့်ရှုံ့ရှားမြင်း
 ကင်းသည်ဖြစ်၍၊ ဝိဂ္ဂဟိ၊ ရပ်၏၊ ဝိဿဇ္ဇော၊ ကြောက်စန့်ရှုံ့ရှားမြင်းကင်း
 သည်ဖြစ်၍၊ နိသီဒတိ၊ နေ၏၊ ဝိ ဝိဿဇ္ဇော၊ ကြောက်စန့်ရှုံ့ရှားမြင်းကင်း
 သည်ဖြစ်၍၊ သေထူ၊ အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏။ တံ၊ ထိုသို့ပြုခြင်းသည်၊
 ကိဿဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝတ္ထု
 သာ၊ ရက်ဆိုး၏၊ အနာပါထဂတော၊ မထင်မမြင် မျက်ကွတ် ဖြစ်သော
 ကြောင့်ကည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေမေပဝေါ၊ ဤအတူလျှင်၊ ဘိက္ခု၊ ရ
 ဟန်းသည်၊ အာပမဟိ၊ ဝတ္ထု၊ ကာမတိထေသာတာမတို့မှ၊ ဝိဝိစ္စေ၊ ကင်း
 သည်ဖြစ်၍ သာလျှင်၊ အက္ခယေထေတိ၊ အက္ခယသိုက်တရားတို့မှ၊ ဝိဝိစ္စ
 ဝေ၊ ကင်းသည်ဖြစ်၍ သာလျှင်၊ သဝိဘတ္တံ၊ အာရုံသို့ထင်တတ်သောဝိတက်
 ရှိသော၊ သဝိစာရံ၊ အာရုံကိုသုံးသပ်တတ်သော၊ ဝိစာရရှိ၊ သော၊ ဝိဝေကဇံ၊
 နိဂရုဏာ ရှိ၏၊ ဘိက္ခို၊ မြင်းကြောင့် ဖြစ်သော၊ ဝိတိ၊ ပြု၊ စေတတ်သော ထက္ခ
 ဏာရှိသော၊ သုခံ၊ ချမ်းသာကိုပြုတတ်သော၊ ဝဋ္ဌမံ၊ ငှေးဦးစွာသော၊ ဈာနံ၊
 အာရုံသို့ကပ်၍ စာတတ်သောဈာန်ကို၊ ဥပသမ္ပန္န၊ ကပ်ရောက်၍၊ ဝိဟရတိ၊
 နေ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အသိဘိက္ခု၊ ဤရဟန်းကို၊ မာရံ၊ ဒေဝပုတ္တ
 မာရ်ကိုသာသာမာရ်ကို၊ အန္တမကာသိ၊ အဆုံးကို ပြုပြီးသော သူဟူ၍၊
 အာရုံဝိတု၊ ကိလေသာကို ဖျက်ဆီး၍၊ ပါဝိမတော၊ ယုတ်သောမာရ်၏၊
 မာရစက္ခု၊ အနာရံ၊ မာရ်၏မျက်စိဖြင့်မမြင်ခြင်းသို့၊ ဝတော၊ ရောက်သော
 သူဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝုန၊ တာဝန်၊ ပရံစ၊ တပါး
 လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိကတ္တဝိစာရာနံ၊ ဝိတက်ဝိစာရတို့၏၊ ဝုပသ
 မာ၊ ပြင်းခြင်းကြောင့်၊ အတ္တတ္တံ၊ မိမိသတ္တာန်၌ဖြစ်သော၊ သမ္ပသာဒနံ၊ ကြည်
 လင်စေတတ်သော၊ စေတသော၊ စိတ်၏၊ ဇေတဝေ၊ ဝိသေ၊ မြတ်သောအဖြစ်
 ကိုပွားစေတတ်သော၊ အဝိတတ္ထံ၊ ဝိတက်မရှိသော၊ အဝိစာရံ၊ ဝိစာရမရှိ
 သော၊ သမာပိဇံ၊ ဝဋ္ဌမချာန်သမာပိကြောင့်ဖြစ်သော၊ 'ဝိတိ၊ ပြုစေတတ်သော
 ထက္ခဏာရှိသော၊ သုခံ၊ ချမ်းသာကိုပြုစေတတ်သော၊ ဒုတိယံ၊ ရှစ်ခုတို့၏

ပြည့်ကြောင်းဖြစ်သော၊ ဈာန်၊ ဈာန်ကို၊ (လ)၊ ဘဝတိယံ၊ သုံးခုတို့၏ပြည့်
 ကြောင်းဖြစ်သော၊ ဈာန်၊ ဈာန်ကို၊ စတုတ္ထံ၊ လေးခုတို့၏၊ ပြည့်ကြောင်းဖြစ်
 သော၊ ဈာန်၊ ဈာန်ကို၊ ဥပသမ္ပန္နံ၊ ကပ်ရောက်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ အယံဘိက္ခု၊ ဤရဟန်းကို၊ မာရံ၊ ဒေဝဂုတ္တမာရ်ကိလေသမာရ်
 ကို၊ အန္တမကာဝတိ၊ အဆုံးကိုပြုပြီးသောသူဟူ၍၊ အပရံဝရိတွာ၊ ကိလေသာ
 ကိုဖျက်ဆီး၍၊ ပါပိမတော၊ ယုတ်သောမာရ်၏၊ မာရစက္ခု၊ အဒဿနံ၊ မာရ်
 ၏မျက်စိဖြင့်မြင်ခြင်းသို့၊ ဂတော၊ ရောက်သောသူဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တာဝန်၊ ပရံစ၊ တပါးသည်၊ ဘိက္ခု၊ ရဟန်းသည်၊
 သဗ္ဗသော၊ အလုံးစုံအားဖြင့်၊ ချပသညာနံ၊ ရုပ်ဈာန် စိတ်တည်းဟူသော
 သညာကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်၍၊ ကြောင်းကြောင့်၊ ဝရိဿသညာနံ၊ ဒေါ
 သဟူသောသညာတို့၏၊ အတ္တဂံမာ၊ ချုပ်ခြင်းကြောင့်၊ နာနတ္တသညာနံ၊
 အထူးထူးသောသညာတို့ကို၊ အမနသိကာရာ၊ နှစ်လုံးမသွင်းမှု၍၊ အာကာပ
 သော၊ ကောင်းကင်သည်၊ အနန္တော၊ အဆုံးမရှိ၊ ဣတိ၊ ဤသို့စီ၊ ဖြန်းသော
 အားဖြင့်၊ အာကာသဒနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်သို့၊ ဥပသမ္ပ
 ဇ္ဇံ၊ ကပ်ရောက်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊ ဤ
 ရဟန်းကို၊ မာရံ၊ ဒေဝဂုတ္တမာရ်ကိလေသမာရ်ကို၊ အန္တမကာဝတိ၊ အဆုံးကို
 ပြုပြီးသောသူဟူ၍၊ အပရံဝရိတွာ၊ ကိလေသာကိုဖျက်ဆီး၍၊ ပါပိမတော၊
 ယုတ်သော မာရ်၏၊ မာရစက္ခု၊ အဒဿနံ၊ မာရ်၏မျက်စိဖြင့် မမြင်ခြင်းသို့၊
 ဂတော၊ ရောက်သောသူဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊
 တာဝန်၊ ပရံစ၊ တပါးသည်၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ ခပ်သိမ်း
 သောအားဖြင့်၊ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်စိတ်
 ကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်၍၊ ဝိညာတံ၊ ဝိညာဉ်၊ သညာ၊ အနန္တံ၊ အဆုံး
 မရှိ၊ ဣတိ၊ ဤသို့စီ၊ ဖြန်းခြင်းကိုပြု၍၊ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတ
 နဈာန်သို့၊ ဥပသမ္ပန္နံ၊ ကပ်ရောက်၍၊ ဝိဟရတိ၊ နေ၏၊ သဗ္ဗသော၊ ခပ်သိမ်း
 သောအားဖြင့်၊ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနဈာန်စိတ်ကို၊ သမ
 တိက္ကမာ၊ ကောင်းစွာလွန်၍၊ ကိပ္ပိ၊ တစ်ခုတည်းသောဝိညာဏဉ္စာယတနစိတ်
 သည်။ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့စီ၊ ဖြန်းခြင်းကိုပြု၍၊ အာကိပ္ပညာယတနံ၊ အာ
 ကိပ္ပညာယတနဈာန်သို့၊ ဥပသမ္ပန္နံ၊ ကပ်ရောက်၍၊ ဝိဟရတိ၊ နေ၏၊ သဗ္ဗ
 သော၊ ခပ်သိမ်းသောအားဖြင့်၊ အာကိပ္ပညာယတနံ၊ အာကိပ္ပညာယတနဈာန်
 စိတ်ကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်၍၊ နေဝသညာနသညာယတနံ၊ နေဝ



သညာနာ သညာယတနုဗျာန်သို့၊ ဥပသမ္ပန္န၊ ဣဝရောက်၍၊ ဝိဟရတိ၊ နေ၏။
သဗ္ဗသော၊ ခပ်သိမ်းသောအားဖြင့်၊ နေဝသညာ နာသညာယတနံ၊ နေဝ
သညာနာ သညာယတနုဗျာန်စိတ်ကို၊ ယမတိတ္တဋ္ဌ၊ ကောင်းစွာလွန်၍၊ သညာ
ဝေဒယိတနရောဓိံ စိတ်ဟူသော သညာကိုခံစားခြင်း၏ချုပ်ရာဖြစ်သော
နိ ရာသေမာပတ်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ သညာယ
တယံ၊ သညာ၏မျက်ခြင်းကို၊ ဒိသ္မာ၊ မြင်၍၊ အာသဝါ၊ အာသဝတို့သည်၊
ပရိက္ခိတာ ကုန်ကုန် သည်၊ ဘောဇ္ဇိ၊ ဖြစ်ကုန်၏။ ဘိက္ခပေ၊ ရဟန်းတို့၊ အယံ
ဘိက္ခု၊ ဤရဟန်းကို၊ မာရံ၊ ဒေဝပုတ္တမာရ်ကိလေသမာရ်ကို၊ အန္တမကာယိ၊
အဆုံးကိုပြုပြီးသော သူဟူ၍၊ အဝရံ ဝိတု၊ ကိလေသတို့မျက်ဆီး၍၊ ပါဝိ
မတော၊ ယုတ်သောမာရ်၏၊ မာရစက္ခု အဒသနံ၊ မာရ်၏ကိလေသတည်း
ဟူသောမျက်စိဖြင့်မမြင်ခြင်းသို့၊ ဝတော၊ ရောက်သောသူဟူ၍၊ ယောဂေ၊
ယောက္ခိ၊ သတ္တိကံ၊ ကတ္တာကို၊ ဣတ္ထော၊ လွန်ပြီးသောသူဟူ၍၊ ဝုစ္စတိ၊
ဆိုအပ်၏။ သော၊ ထိုရဟန်းသည်၊ ဝိဿဇ္ဈေ၊ ကြောက်စန့်ရွံရှာခြင်းကင်း
သည်ဖြစ်၍၊ ဝန္တတိ၊ သွား၏။ ဝိဿဇ္ဈေ၊ ရွံရှာခြင်း ကင်းသည်ဖြစ်၍၊ တိဗ္ဗိ
တိ၊ ရပ်၏။ ဝိဿဇ္ဈေ၊ ရွံရှာခြင်းကင်း သည်ဖြစ်၍၊ နိဝိဒတိ၊ နေ၏။ ဝိဿ
ဇ္ဈေ၊ တတ္ထကကင်းသည်ဖြစ်၍၊ သေယျံ၊ အိပ်ခြင်းကို၊ ကဋ္ဌေတိ၊ ပြု၏။ တံ၊
ထိုသို့ပြုခြင်းသည်၊ ကိဿဟေတု၊ အတယ်ကြောင့်နည်းဟူမူကား၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ ပါဝိမတော၊ ယုတ်သောမာရ်၏၊ အနာပါထဂတော၊ မျက်
ကွယ်ဖြစ်သောကြောင့်တည်း။ ဣတိ အနာ၊ ဤသည်လျှင်၊ မဇ္ဈရာဇာနပဿ
တိ ဘိဝဒယ၊ မဇ္ဈရာဇာနာ သတိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။
တေန၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ သုညတောထောကံအ
ဝေက္ခသုဒမောစာရာဇာ သဒါသတော၊ အတ္တာနုဒိဋ္ဌိ ဥဟစ္စဝေမဇ္ဈတရော
ထိယာဇေံသောကံအဝေက္ခန္တံ မဇ္ဈရာဇာနပဿတိတိ၊ သုညတောထောကံ
အဝေက္ခသုဒမောစာရာဇာသဒါသတော အတ္တာနုဒိဋ္ဌိ ဥဟစ္စဝေမဇ္ဈတရော
ထိယာဇေံသောကံအဝေက္ခန္တံ၊ မဇ္ဈရာဇာနပဿတိဟူ၍၊ အာဟ၊ ဟော
တော်မူပြီး။ ဝိဟာဂါထာပရိယောသာနာ၊ ဂါထာကိုဟော၍ ဆုံးသည်
နှင့်တပြိုင်နက်၊ (ပ)၊ အတိ၊ အကျွန်ုပ်သည်၊ သာဝ နကော၊ တပည့်သည်၊ အတို့
ဖြစ်ပြီးသောစာရာဇပဋ္ဌံ၊ မောစာရာဇပုတ္တဂါး၏အနုမးပုစ္ဆာသည်၊ သမတ္တံ၊
ပြီးပြီ။

ပိတိယပဋိပက္ခနိဒ္ဒေသ

ဘဝဝါ၊ ဘုန်းတော်ကြီးသောအရှင်တရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဇိ
 ဂ္ဃော၊ အိုခြင်းဖြင့်နှိပ်စက်အပ်သည်ဖြစ်၍၊ အဗယော၊ ခွဲအားနည်းသည်၊
 ဝိဘဝဇ္ဇော၊ ပျက်ဆီးပြီးသောအရေးအဆင်းရှိသည်အထို့၊ ဖြစ်၏မေ၊
 အကျွန်ုပ်၏အားနည်း၊ မျက်စိတို့သည် နည်း၊ မစင်ကြယ်ကုန်၊ သဝနံ၊
 ကြားနာခြင်းသည်၊ နယသု၊ မချမ်းသာအဘိ အကျွန်ုပ်သည်၊ အန္တရယ၊
 အရှင်တရား၏ တရားကိုမျက်မှောက် မပြုမီအကြား၌လျှင်၊ မေဓမ္မကော၊
 တရားကိုမထိမူ၍၊ မာနဿံ၊ မပျက်စီး၊ ဣဒေ၊ ဤအရှင်တရား၏ခြေတော်ငိုင်း
 ခွံလျှင်၊ ဇာတိဇနာယ၊ ပရိသန္ဓေနေခြင်းအိုခြင်းကို၊ ဝိပ္ပယာနံ၊ အထူးသဖြင့်
 ပထရာဖြစ်သော၊ သံ၊ အကြင်နိဗ္ဗာန်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိစည်
 သိရပါအံ့၊ တံမ္ပံ၊ ထိုနိဗ္ဗာန်တရားကို၊ အ၊ စိတ္တကြံ၊ တင်နေပါလော့၊ ဣတိ၊
 ဤသို့၊ ပိတိယော၊ ပိတိယမည်သောပုဂ္ဂိုလ်သည်၊ ပုတ္တိ၊ မေးလျှောက်၏၊
 ဇိဂ္ဃောဟမထိ၊ အဗယောဝိဘဝဇ္ဇောတိ၊ ဇ္ဇောပဒေ၊ ဇိဂ္ဃောဟမထိအဗ
 ယောဝိဘဝဇ္ဇော ဟူသောဤဝန်၌၊ ဇိဂ္ဃောဟမထိတိ၊ ဇိဂ္ဃောဟမထိ
 ဟူသည်ကား၊ ဇိဂ္ဃော၊ အိုမင်းသည်ဖြစ်၍၊ ဝုဇေ၊ ကြီးသည်ဖြစ်၍၊ မဟ
 လ္လကော၊ အရွယ်ဖြင့် ကြီးနှင့်သည်ဖြစ်၍၊ အန္တတော၊ ရှည်သောအရွယ်
 သို့ရောက်သည်ဖြစ်၍၊ ဝယော၊ အနိဗ္ဗာန်တရား၊ ဘတိယ၊ အရွယ်သို့ရောက်
 သည်ဖြစ်၍၊ ဇာတိယာ၊ တွားသည်မှ၊ ဝိသတေပထတိကော၊ အသက်
 တရားနှစ်ဆယ်ရှိသည်ဖြစ်၍၊ အဗယော ခွဲအားငှက်သည်၊ နုဗ္ဗကော၊
 ယုတ်သောအားရှိသည်၊ အပ္ပဗယော၊ နည်းသောအားရှိသည်၊ အပ္ပထာ
 မေ၊ အစွမ်းမရှိသည်၊ ဝိဘဝဇ္ဇောတိ၊ ဝိဘဝဇ္ဇောဟူသည်ကား၊ ဝိဘ
 ဝဇ္ဇော၊ ပျက်သောရှေးအရေးဆင်းရှိသည်၊ ဝိဂတဇ္ဇော၊ ကင်သော
 အဆင်းရှိသည်၊ ဝိဂပ္ပဇ္ဇော၊ မလှသောအဆင်းရှိသည်၊ ပုရိမာ၊ ရှေး
 နှစ်သော၊ သုဘာ၊ ကောင်းသော ယာဇ္ဇောနိဗ္ဗာ၊ အကြင်ရှေးဆင်းသည်၊
 အတ္ထိ၊ ရှိ၏၊ သာ၊ ထိုအဆင်းသည်၊ အန္တရဟိတာ၊ တွယ်ပျက်၏၊ အသဒိန
 ဝေါ၊ အသက်ကပ်ရောက်သောအပြင်သည်၊ ဝါတုတုကော၊ ထင်ရှားဖြစ်၏၊
 ဣတိအယံ၊ ဤသည်လျှင်၊ ဇိဂ္ဃောဟမထိ၊ အဗယော-ဝိဘဝဇ္ဇောတိပဒ
 သာ၊ ဇိဂ္ဃောဟမထိအဗယောဝိဘဝဇ္ဇောဟူသောဝန်၏၊ အတ္ထော၊ အနက်
 တည်း၊ ဣတိ၊ ဤသို့၊ အပ္ပယာသ္မာ၊ ရှည်သောအသက်ရှိသော၊ ပိတိယော၊ ပိတိယ
 မည်သောပုဂ္ဂိုလ်သည်၊ ပုတ္တိ၊ မေးလျှောက်၏၊ နုဗ္ဗာနုဗ္ဗသဝနံနပါယုတိ၊
 နေတ္တာနုဗ္ဗသဝနံနပါယုဟူသည်ကား၊ နေတ္တာ၊ မျက်စိတို့သည်၊ အသုဒ္ဓါ၊



သဿာဝေသံသယံ ဖြင့်မစင်ကြယ်ကုန်၊ အဝိသုဒ္ဓါ၊ အထူးသဖြင့် မစင်ကြယ်
ကုန်၊ အပရိပုတ္တံ၊ ထက်ဝန်းကျင်မှ မစင်ကြယ်ကုန်၊ အဝေါဒါတာ၊ မဖြူစင်
ကုန်၊ မက္ခန္ဓာ၊ ဝါဒု၊ ဝိသိန္ဓိ၊ ရှုမေ၊ ရူပါရုံဝံ၊ ကံ၊ သဿာယံ၊ ရှုကံသို့၊ နပဿ
တိ၊ မမြင်ငြိ၊ ဣ၊ အသိ၊ ဤသည်သွင်၊ နေတ္တာနသုဒ္ဓါတံပဒဿ၊ နေတ္တာန
သုဒ္ဓါဟု နေသပုန်၏၊ အတ္တော၊ အနက်တည်း၊ သဝနံ၊ သူ၏ သဝနံ၊ သူ
ဟု သည်ကား၊ သာ၊ ဝါနာ၊ ဘုံ၊ သသံ၊ အသုဒ္ဓါ၊ ကြားနာခြင်းဖြင့်မစင်
ကြယ်ကုန်၊ အဝိသုဒ္ဓါ၊ အထူးသဖြင့် မစင်ကြယ်ကုန်၊ အပရိသုဒ္ဓါ၊ ထက်ဝန်း
ကျင်မှ မစင်ကြယ်ကုန်၊ အဝေါဒါတာ၊ မဖြူစင်ကုန်၊ ဝေ၊ သဝနံ၊ နားဖြင့်၊
သဒ္ဓံ၊ အသိကံ၊ ပ၊ သာ၊ ယံ၊ အ၊ ရှု၊ အဝါကံသို့၊ နေဝစု၊ ကာပိ၊ ပ၊ ကြားပြီ၊ ဣ
တိအသိ၊ ဤသည်သွင်၊ နေတ္တာနသုဒ္ဓါ၊ သဝနံ၊ သူ၏ သဝနံ၊ သူ
သဝနံ၊ သူဟု နေသပုန်၏၊ အတ္တော၊ အနက်တည်း၊ မ၊ သံ၊ သံ၊ မောမူဟော
အန္တရာယတိ၊ နတ္ထပဒေ၊ မဟံ၊ သံ၊ မောမူဟော၊ အန္တရာယဟူသောဤပုန်
နှံ၊ မဟံ၊ သံ၊ နတ္ထိ၊ မဟံ၊ သံ၊ သည်ကား၊ အဟံ၊ အတ္တန္တိ၊ သည်၊ မာ၊ သံ၊
မပျက်အံ၊ အဟံ၊ အတ္တန္တိ၊ သည်၊ မဟံ၊ သံ၊ အထူးသဖြင့် မပျက်အံ၊ အဟံ၊
အတ္တန္တိ၊ သည်၊ မာ၊ သံ၊ အပြားအားဖြင့်မပျက်အံ၊ မောမူဟောတိ၊ မော
မူဟောဟူသည့်ကား၊ မောမူဟော၊ တေဝေ သည်ဖြစ်၍၊ အဝိဒ္ဓါ၊ မသိသည်
ဖြစ်၍၊ အဝိဒ္ဓာ၊ က၊ ဝါ၊ ဟရု၊ ကံ၊ မသိခြင်းသို့ရောက်သည်ဖြစ်၊ အညာဏိ၊
သိခြင်းမရှိ ယည်ဖြစ်၍၊ အဝိဘာဝိ၊ မထင်ရှားသည်ဖြစ်၍၊ ခုပ္ပညော၊ ပညာ
နည်းသည်ဖြစ်၍၊ အန္တရာယတိ၊ အန္တရာယဟူသည့်ကား၊ တုတ္တံ၊ အရှင်
ထုရား၏၊ ဓမ္မဒိဋ္ဌိ၊ ထုရားနှင့် ထေရ်သောအယူကံ၊ ဝရိပဒံ၊ အကျင့်ကို၊ မဂ္ဂံ၊
မဂ်ကို၊ အနညာယ၊ မသိမူ၍၊ အနက္ခိယ၊ မမူ၍၊ အဝိဒိက္ခာ၊ အထူးသဖြင့်
မသိမူ၍၊ အပ္ပရိသင်္ဂဟော၊ တာဘိ၊ မမူမူ၍၊ အပုသယိက္ခာ၊ မတွေ့မူ၍၊ အသ
န္တိကရိက္ခာ၊ မျက်မှောက်မပြုမူ၍၊ အန္တရာယတိ၊ အကြား၌ သာသွင်၊ ကာ
လံ၊ သေခြင်းကို၊ နာ၊ သေယျံ၊ မပြုအံ၊ ဣတိအသိ၊ ဤသည်သွင်၊ မဟံ၊ သံ၊
မောမူဟော၊ အန္တရာယတိ၊ ပဒဿ၊ မဟံ၊ သံ၊ မောမူဟော၊ အန္တရာယဟူ
သောပုန်၏၊ အတ္တော၊ အနက်တည်း၊ အာပိက္ခဓမ္မံ၊ မဟံ၊ ဝိ၊ ဓမ္မန္တိ၊ ဝေဓမ္မံ၊
အာပိက္ခဓမ္မံ၊ မဟံ၊ ဝိ၊ ဓမ္မံ၊ ဟူသောဤပုန်နှံ၊ ဓမ္မန္တိ၊ ဓမ္မံဟူသည့်ကား၊ အာပိ
ကထာဝံ၊ အစ၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ မဇ္ဈကထာဝံ၊ အံ၊ ထယ်
၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ ပရိယောသာနာ၊ ကထာဝံ၊ အသုံး၏ကောင်း
ခြင်းနှင့်ပြည့်စုံသော၊ သာတ္ထံ၊ အနက်နှင့်ပြည့်စုံသော၊ သဗ္ဗန္တံ၊ သဒ္ဓါနှင့်ပြည့်
စုံသောပရိယတ်တရားတော်ကို၊ ကေဝလံ၊ ပရိယတ္တံ၊ အထုံးစုံပြည့်စုံသော၊

ပရိသုဒ္ဓါ၊ စင်ကြယ်သော၊ ဗြဟ္မစရိတံ၊ ခြောက်သောအကျင့်ဖြစ်သော၊ တရား
 တော်ကို၊ စက္ကာရော၊ သင်္ခါပဋ္ဌာနေ၊ လေးပါးကုန်သော သတိပဋ္ဌာန် တို့ကို၊
 စက္ကာရော၊ သဗ္ဗဗျာဓိ၊ န၊ လေးပါးကုန်သော သဗ္ဗပုဗ္ဗသန်ဘို့ကို၊ စက္ကာရော၊ ဣဒ္ဓိပါ
 ဒေါ၊ လေးပါးကုန်သော ဣဒ္ဓိပါဒ်တို့ကို၊ ပဋိန္ဒြိယာနိ၊ ငါးပါး ကုန်သော ဣန္ဒြိ
 တို့ကို၊ ပဉ္စမဏာနိ၊ ငါးပါးကုန်သော ဗိုလ်ဘို့ကို၊ သက္ကဓမ္မာနိ၊ ခုနစ်ပါး
 ကုန်သော သမာဇ္ဈင်ဘို့ကို၊ အရိယံ၊ ခြောက်သော၊ အဋ္ဌကံ၊ အင်္ဂါရှစ်ပါးရှိသော
 မတ္တံ၊ မင်္ဂလာကို၊ နိဗ္ဗာန်ဗျူ၊ နိဗ္ဗာန်ကို၊ ယညံ၊ ကောင်း၊ နိဗ္ဗာန်ဂါမ်နိ၊ နိဗ္ဗာန်ပစ္စေ၊ နိဗ္ဗာန်သို့
 ရောက်ကြောင်းဖြစ်သော အကျင့်ဘို့၊ ယညံ၊ ကောင်း၊ အာရိက္ခ ကြားတော်
 မူပါသော၊ အေသတိ၊ ဘာတော်မူပါလော့၊ ယညံ၊ ကောင်း၊ ဝိပဓိတော၊ ပဋ္ဌပေ
 တိ၊ ထားသော၊ ဝိပဿနံ၊ ဖွင့်လော့၊ ဝိဘဇာ၊ ဝေတနံ၊ လော့၊ ဥက္ကမာနံ၊ ကရောဟိ၊
 ပေါ်လာလှက်ပြုသော၊ ပဏာ၊ သေဟိ၊ ထင်ရှားပြုသော၊ ဣတိ၊ အဟံ၊ ဤသည်
 ယျင်၊ အာရိက္ခဓမ္မန္တိ၊ ပဒသ၊ သာဝိက္ခဓမ္မံ ဟူသော ဝုဒ္ဓါ၊ အတ္ထော၊ အနက်
 တည်း၊ ယမဟံ၊ ဝိဇညန္တိ၊ ယမဟံ၊ ဝိဇညံ ဟူသည့် ကား၊ ယံ၊ အကြင်နိဗ္ဗာန်
 ကရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဇာနေယျံ၊ သိရအံ၊ အာဇာနေယျံ၊ အာ
 ချံပြုသော အားဖြင့်သိရအံ၊ ဝိဇာနေယျံ၊ အထူးသဖြင့်သိရအံ၊ ပရိဝိဇာနေ
 ယျံ၊ တာဝန် အထူးသဖြင့်သိရအံ၊ ပရိဝိဇ္ဇေယျံ၊ ထီးထွင်း၍သိရအံ၊ အဝိ
 ဝတ္တေယျံ၊ ရောက်ရအံ၊ ဗသေယျံ၊ ဝေဠုရအံ၊ သန္တိကံ၊ သေယျံ၊ မျက်မှောက်
 ပြုရအံ၊ ဣတိ၊ အဟံ၊ ဤသည်ယျင်၊ အာရိက္ခဓမ္မံ ယမဟံ၊ ဝိဇညန္တိ၊ ပဒသ၊
 အာရိက္ခဓမ္မံ ယမဟံ၊ ဝိဇညံ ဟူသော ဝုဒ္ဓါ၊ အတ္ထော၊ အနက် တည်း၊ ဇာတိ
 ဇရာယု၊ ဣဝိပ္ပဟာနန္တိ၊ ဇာတိ၊ ဇရာယု၊ ဣဝိပ္ပဟာနံ ဟူသော ဝုဒ္ဓါ၊ အဝေ
 ပ၊ ဤအရှင်တို့ကဲ့သို့ ခြောက်စင်း၊ နှစ်၊ သည်း၊ ဇာတိ၊ ဇရာယု၊ ဇာတိ၊
 ရာမရဏတို့၊ ဝါ၊ ဘဝနံ၊ ဝယ်ရာဖြစ်သော၊ ဝုဠ်၊ သမံ၊ ငြိမ်းချမ်းဖြစ်သော၊ ပရိနိ
 သေဝ္ဂံ၊ ဝုဠ်ရာဖြစ်သော၊ ပရိဝေ၊ ဝုဠ်၊ အလွန်ငြိမ်းချမ်းသော အမတ်၊ သေ
 ခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ ဣတိ၊ အဟံ၊ ဤသည်ယျင်၊ ဇာတိ၊ ဇရာယု
 ဣဝိပ္ပဟာနန္တိ၊ ပဒသ၊ ဇာတိ၊ ဇရာယု၊ ဣဝိပ္ပဟာနံ ဟူသော ဝုဒ္ဓါ၊ အတ္ထော၊
 အနက် တည်း၊ တေန၊ ထိုကြောင့်၊ သော၊ ဗြဟ္မဇနာ၊ ထိုပင်္ဂိယဝုဠ်ကားသည်၊
 ဖိတ္ထော၊ ဟမတ္ထိ၊ အမဲထော၊ ဝိကဝတ္ထော၊ ဣန္ဒြိယသတ္တာပီတိယော၊ နေတ္တာ၊ နသုဒ္ဓါ
 သဝန်နပါရ၊ ယဟံ၊ နသံ၊ မေ၊ နုပော၊ အန္တရောယ၊ အာရိက္ခဓမ္မံ ယမဟံ၊ ဝိဇညံ
 ဇာတိ၊ ဇရာယု၊ ဣဝိပ္ပဟာနန္တိ၊ ဖိတ္ထော၊ ဟမတ္ထိ၊ အမဲထော၊ ဝိကဝတ္ထော၊ ဣန္ဒြိ
 ယသတ္တာပီတိယော၊ နေတ္တာ၊ နသုဒ္ဓါ၊ သဝန်နပါရ၊ ယဟံ၊ နသံ၊ မေ၊ နုပော၊ အန္တရော



အဓိက္ခ ဓမ္မယမဟိတိဗညံဇာကိ ဇရာယဇ္ဇာပိပ္ပဟာနံဟူ၍၊ အာဟ၊ ဝေျခက်
ဆိုပြီး ၊

ဒိဝီယ၊ ဒိဝီပုဏ္ဏာ၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ဝိဟညမာနေ၊ ဆင်းရဲပင်ပန်း
သည်တို့ကို ဒိသ္မာန ဖြစ်၍၊ ရူပေသု၊ ရူပါရုံတို့ကြောင့်၊ ဇနာ၊ လူတို့သည်၊
ရူပန္တိ၊ ဆင်းရဲဖောက်ပြန်ကုန်၏၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ဝမတ္တာ၊ မေ့ထော့
ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ဒိဝီယ၊ ဒိဝီယ၊ တုဝံ၊ သင်သည်၊ အပ္ပမတ္တော၊
မမေ့ထော့သည်ဖြစ်၍၊ အပုနန္တ ဝါယ၊ ဟာဘနံမဖြစ်ခြင်း၊ ရှိသော အကျိုး
ငှါ၊ ရုပ်၊ ရုပ်ကို၊ ဇဟဝသု၊ စွန့်လော့၊ ဣ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရား
သည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဒိသ္မာနရူပေသုဝိဟည မာနေတိတ္ထေ
ဗဒေ၊ ဒိသ္မာနရူပေသု ဝိဟညမာနေ ဟူသော ဤပုဒ်၌၊ ရူပန္တိ၊ ရုပ်ဟူသည်
ကား၊ စတ္တာရော၊ လေးပါးကုန်သော၊ မဟာဘူတာစ၊ မဟာဘုတ်တို့လည်း
ကောင်း၊ စတုန္တံ၊ လေးပါးကုန်သော၊ မဟာဘူတာနံ၊ မဟာဘုတ်တို့ကို၊ ဥပါ
ဒါရူပဉ္စ၊ စွဲ၍ရှိ၍ဖြစ်သော ရုပ်လည်းကောင်း၊ သတ္တာ၊ သတ္တဝါတို့သည်၊ ရူပ
ဝမတ္တာ၊ ရုပ်ဖြစ်ခြင်းကြောင့်၊ ရူပမဟာတု၊ ရုပ်ဟူသော အကြောင်းကြောင့်၊
ရူပပစ္စယာ၊ ရုပ်ကိုစွဲ၍ဖြစ်သော အကြောင်းကြောင့်၊ ရူပကာရဏာ၊ ရုပ်ဟူ
သောနီးစွာသော အကြောင်းကြောင့်၊ ဟညန္တိ၊ ညည်းဆဲကုန်၏၊ ဝိဟညန္တိ၊
အထူးသဖြင့်ညည်းဆဲကုန်၏၊ ဥပဟညန္တိ၊ ကပ်၍ညည်းဆဲကုန်၏၊ ဥပစာတ
ယန္တိ၊ ကပ်၍နှိပ်စက်ကုန်၏၊ ရူပေသု၊ ရုပ်တို့သည်၊ သတိ၊ ရှိသော်၊ ဝိစိကေမ္မ
ကာရဏာ၊ အထူးထူးအပြားအပြားသော ကမ္မကာရဏတို့ကို၊ ကာရယန္တိ၊
ပြုကုန်၏၊ ကသာဟိပိ၊ ကြိန်လုံးတို့ဖြင့်လည်း၊ တာဇ္ဇေန္တိ၊ ရိုက်ခတ်ကုန်၏၊
ဝတ္ထေဟိ၊ ကြိန်နွယ်တို့ဖြင့်လည်း၊ တာဇ္ဇေန္တိ၊ ရိုက်ခတ်ကုန်၏၊ အမုဒဏ္ဍကေ
ပိ၊ ထက်ဝက်ကွဲသောထွက်ကုန်တို့ဖြင့်၊ ကာဇ္ဇေန္တိ၊ ရိုက်ခတ်ကုန်၏၊ ဟတ္ထံပိ၊
ထက်ကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏၊ ဝါဒံပိ၊ ခြေကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်
ကုန်၏၊ ဟပ္ပုပါဒံပိ၊ ထက်ခြေကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏၊ ကဏ္ဍံပိ၊ နား
ကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏၊ နာသံပိ၊ နှာခေါင်းကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်
၏၊ ကဏ္ဍနာသံပိ၊ နားနှာခေါင်းကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏၊ ဝိသင်္ဂဟံပိ
ကမ္ဘိ၊ ပအုန်းရေပူဖြင့်ဥက္ခာဝင်းဖြူအောင်လောင်းခြင်းကိုလည်း၊ ကာရောန္တိ၊
ပြုကုန်၏၊ သင်္ခရဏ္ဍကံပိ၊ ခရုသင်းကဲ့သို့ထွက်လာတ်ဖြူအောင် ဦးရေကိုခွဲ
ခြင်းကိုလည်း၊ ကာရောန္တိ၊ ပြုကုန်၏၊ ခုဟုရံပိ၊ ခံတွင်းကိုဖြင့်၍ပီးပြုခြင်း
ကိုလည်း၊ ကာရောန္တိ၊ ပြုကုန်၏၊ ဇေတိမာလိကံပိ၊ တကိုယ်လုံးကိုပီးတိုက်
ခြင်းကိုလည်း၊ ကာရောန္တိ၊ ပြုကုန်၏၊ ဟတ္ထဝဇ္ဇောငါးကံပိ၊ ထက်ကိုဖီးရှုခြင်း

ကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ နေကဝတ္တိကံပိ သည်မှစ၍ ငွေချက်ကဲ့သို့ အ
 ရေဆုတ်ခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ စိရကဝါသိကံပိ၊ သမန်းမျက်
 ကြွင်းဝတ်သကဲ့သို့ မမြက်ထိအောင် အရေဆုတ်ခြင်းကိုလည်း၊ ကရောန္တိ၊
 ပြုကုန်၏၊ ဧကေပယကံပိ၊ ကံကျင်ယှို၍ မီးတိုက်ခြင်းကိုလည်း၊ ကရောန္တိ၊
 ပြုကုန်၏၊ ပလိမံသိကံပိ၊ သံထွန်သွားဖြင့် အသားအရေ ခြစ်ခြင်းကိုလည်း၊
 ကရောန္တိ၊ ပြုကုန်၏၊ ကဟာပဏိကံပိ၊ တသပြာတသပြာအသားကိုလည်း၊
 ကရောန္တိ၊ ပြုကုန်၏၊ ခရာပတိစ္ဆကံပိ၊ ထွံထိုး၍ ဆာခံခြင်း ကိုလည်း၊
 ကရောန္တိ၊ ပြုကုန်၏၊ ပလိစာပဝိဝတ္တကံပိ၊ တံကျင်စိုက်၍ မြေခိုက်ထည့်ပတ်
 ခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ ပယာယဝိဋ္ဌကံပိ၊ ကောက်ရိုးကဲ့သို့
 အသာအရိုးခတ်ပတ်ခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ တက္ကနပိတေထေ
 န၊ ဆီပူဖြင့်လည်း၊ ဩသိဋ္ဌန္တိ၊ ထောင်းကုန်၏၊ သုနဇေယိပိ၊ ခွေးတို့ဖြင့်လည်း၊
 ခါဒါပေန္တိ၊ စားစေကုန်၏၊ ဇိန္တိပိ၊ အသက်ရှိသည်ပတ်လုံး၊ သူထေ၊ သံတံ
 ကျင်၌၊ ဥတ္တာပေန္တိ၊ ပက်သက် အိပ်စေကုန်၏၊ အသိနာပိ၊ သန်ယျက်ဖြင့်
 လည်း၊ သိသံ၊ ဦးခေါင်းကို၊ ဆိန္တိ၊ ဖြတ်ကုန်၏၊ သတ္တာ၊ သတ္တဝါတို့သည်၊
 ဝေံဂ္ဂပတ္တာ၊ ဤသို့ရုပ်ဖြစ်သောကြောင့်၊ ရူပဟေတု၊ ရုပ်ဟူသောအကြောင်း
 ကြောင့်၊ ရူပဝတ္ထုသာ၊ ရုပ်ကိုစွဲ၍ ဖြစ်သောကြောင့်၊ ရူပကာရဏာ၊ ရုပ်ဟူ
 သောနိုးစွာသောအကြောင်းကြောင့်၊ ဟညန္တိ၊ ညှဉ်းဆဲကုန်၏၊ ဝိဟညန္တိ၊
 အထူးသဖြင့် ညှဉ်းဆဲကုန်၏၊ ဥပဟညန္တိ၊ ကပ်၍ညှဉ်းဆဲကုန်၏၊ ဥပ
 စာ ဘယန္တိ၊ ကပ်၍ထိပါးနှိပ်စက်ကုန်၏၊ ဝေံ၊ ဤသို့၊ ဟညမာနေ၊ ညှဉ်းဆဲ
 ကုန်သည်တို့ကို၊ ဝိဟညမာနေ၊ အထူးသဖြင့် ညှဉ်းဆဲသည်တို့ကို၊ ဥပဟ
 ညမာနေ၊ ကပ်၍ညှဉ်းဆဲသည်တို့ကို၊ ဥပစာ ဝတိယမာနေ၊ ကပ်၍ထိပါးနှိပ်
 စက်သည်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဖုဿတု၊ တွေ့၍၊ တုလယိတု၊ နှိုင်းချိန်၍၊
 တိရယိတု၊ ခုံစမ်း၍၊ ဝိဘာဝယိတု၊ ပွားစေ၍၊ ဝိဘုတံကတု၊ ထင်ရှား
 သည်ကိုပြု၍၊ ဣတိအသံ၊ ဤသည်လျှင်၊ ဒိသ္မာနရူပေသုဝိဟညမာနေတိပဒ
 သာ၊ ဒိသ္မာနရူပေသု ဝိဟညမာနေ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဝိဝိသါတိ၊ ဝိဝိသယူ၍၊ ဘဂဝါ၊ ဖြတ်စွဲထုရားသည်၊ အာလပတိ၊ ခေါ်တော်
 မူ၏၊ ရူပန္တိ၊ ရူပေသုဇနာပမတ္တာတိတ္ထေပဒေ၊ ရူပန္တိ၊ ရူပေသုဇနာပမတ္တာဟူ
 သောဤပုဒ်၌၊ ရူပန္တိတိ၊ ရူပန္တိဟူသည်ကား၊ ရူပန္တိ၊ မေါက်ပြန်တတ်ကုန်၏၊
 ကုပ္ပန္တိ၊ မျက်စိးကုန်၏၊ ဝိဋ္ဌိယန္တိ၊ နှိပ်စက်ကုန်၏၊ စာဋိယန္တိ၊ ထိပါးညှဉ်းဆဲ
 ကုန်၏၊ ဗျာဓိတာ၊ ကျူးနာကုန်သည်၊ ဒေါမနသယိတာ၊ နှုတ်မသယာယာကုန်
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ စက္ခုရောဂေန၊ မျက်စိအနာဖြင့်၊ ရူပန္တိ၊ ဖော်ပြန်

☞

တတ်ကုန်၏။ ကုပ္ပန္တိ၊ ပျက်စီးကုန်၏။ ပိဗ္ဗိယန္တိ၊ နှိပ်စက်ကုန်၏။ စာပိယန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ ဗျာမိတာ၊ ကျင်နာကုန်သည်။ ဒေါမနသိတာ၊ နှလုံးမသာယာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သောတရောဂေန၊ နားအနာဖြင့်။ (လ)၊ ကာယရောဂေန၊ ကိုယ်အနာဖြင့်။ ခုံသမကာသဝါဟာကပသဒိသပသပ္ပသဟိနံ၊ မှက်(ခြင်လေနေပူတံသျှပ်ခြွေကင်း သန်းကို၏ တွေ့ခြင်းဖြင့်၊ ရုပ္ပန္တိ၊ ဖောက်ပြန်ကုန်၏။ ကုပ္ပန္တိ၊ ပျက်စီးကုန်၏။ ပိဗ္ဗိယန္တိ၊ နှိပ်စက်ကုန်၏။ စာပိယန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ ဗျာမိတာ၊ ကျင်နာကုန်သည်။ ဒေါမနသိတာ၊ နှလုံးမသာယာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိအသံ၊ ဤ သည်လျှင်၊ ရုပ္ပန္တိ၊ ရူပေထူတိပဒသာ၊ ရုပ္ပန္တိ၊ ရူပေထူဟူသောဝုန်၏။ အတ္ထေယ၊ အနက်တည်း။ အထဝါ၊ တနည်းကား၊ စက္ခုသိဉ္စိ၊ မျက်စိသည်။ ဖိယမါနေ၊ ချိုတဲ့သည်ရှိသော်၊ ဟာယမာနေ၊ ယုတ်သည်ရှိသော်၊ ပရိဟာယမာနေ၊ ထက်ဝန်းကျင်ယုတ်သည်ရှိသော်၊ ဝိဟာယမာနေ၊ အထူးသဖြင့်ယုတ်သည်ရှိသော်၊ ဝိဂစ္ဆမာနေ၊ ကင်းသည်ရှိသော်၊ အန္တရဓာယမာနေ၊ ကွယ်သည်ရှိသော်၊ ရုပ္ပန္တိ၊ ဖောက်ပြန်ကုန်၏။ (လ)၊ ဒေါမနသိတာ၊ နှလုံးမသာယာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သောတထိဉ္စိ၊ နားသည်၊ စာနထိဉ္စိ၊ နှာခေါင်းသည်၊ ဇိဝါယ၊ လျှာသည်၊ ကာယထိဉ္စိ၊ ကိုယ်သည်၊ ရူပထိဉ္စိ၊ ရူပါရုံသည်၊ သဒ္ဓထိဉ္စိ၊ သဒ္ဓါရုံသည်၊ ဂန္ဓထိဉ္စိ၊ ဂန္ဓာရုံသည်၊ ဇာသထိဉ္စိ၊ ဇာသရုံသည်၊ ဗောဇ္ဇဗ္ဗထိဉ္စိ၊ ဗောဇ္ဇဗ္ဗာရုံသည်၊ ကုထထိဉ္စိ၊ အမျိုးသည်၊ ဂဏထိဉ္စိ၊ အပေါင်းသည်၊ အာဝါသထိဉ္စိ၊ အိပ်ရာနေရာသည်၊ ထာဘထိဉ္စိ၊ ထပ်ခြင်းသည်၊ ယသထိဉ္စိ၊ အခြံရံသည်၊ ပသံသာယ၊ ပြီးမွမ်းခြင်းသည်၊ သုခထိဉ္စိ၊ ချမ်းသာခြင်းသည်၊ ဖိဝရထိဉ္စိ၊ သက်နိုးသည်၊ ပိဗ္ဗာပါတထိဉ္စိ၊ ဆွမ်းသည်၊ သေနာသနထိဉ္စိ၊ ကျောင်းသည်၊ ဂိဏာနပစ္စယဘောသန္တပရိက္ခာရထိဉ္စိ၊ သူနာ၏ အထောက်အပံ့အရံအကားဖြစ်သောဆေးသည်၊ ဖိယမာနေ၊ ချိုတဲ့သည်ရှိသော်၊ ဟာယမာနေ၊ ယုတ်သည်ရှိသော်၊ ပရိဟာယမာနေ၊ ထက်ဝန်းကျင်မှယုတ်သည်ရှိသော်၊ ဝိဟာယမာနေ၊ အထူးသဖြင့်ယုတ်သည်ရှိသော်၊ ဝိဂစ္ဆမာနေ၊ ကင်းသည်ရှိသော်၊ အန္တရဓာယမာနေ၊ ကွယ်သည်ရှိသော်၊ ရုပ္ပန္တိ၊ ဖောက်ပြန်ကုန်၏။ ကုပ္ပန္တိ၊ ပျက်စီးကုန်၏။ ပိဗ္ဗိယန္တိ၊ နှိပ်စက်ကုန်၏။ စာပိယန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ ဗျာမိတာ၊ ကျင်နာကုန်သည်။ ဒေါမနသိတာ၊ နှလုံးမသာယာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိဝေဠိဉ္စိ၊ ဤသို့လျှင်၊ ရုပ္ပန္တိ၊ ရူပေထူတိပဒသာ၊ ရုပ္ပန္တိ၊ ရူပေထူဟူသောဝုန်၏။ အတ္ထေယ၊ အနက်တည်း။ ဇနာတိ၊ ဇနာပစ္စယသည်ကား၊ ဝတ္ထိယာစ၊ မင်းတို့သည်ထည်းကောင်း၊ ဗြာဟ္မဏာစ၊ ပုတ္တားတို့သည်ထည်းကောင်း၊ ဝေသာပ၊ သူကြွယ်တို့သည်

လည်းကောင်း၊ သဒ္ဓါစ၊ သုဆင်းရဲတို့သည်လည်းကောင်း၊ ဂယဋ္ဌာစ၊ အိမ်၌
 တည်သော သူတို့သည်လည်းကောင်း၊ ပဗ္ဗဇိတာစ၊ ရဟန်းတို့သည်လည်း
 ကောင်း၊ ဒေဝါစ၊ နတ်တို့သည် လည်းကောင်း၊ မနုဿာစ၊ လူတို့သည်
 လည်းကောင်း၊ ပမတ္တာတိတ္ထေပဒေ၊ ပမတ္တာဟူသော ဤပုဒ်၌၊ ပမာဒေါ၊
 မှေးလျော့ခြင်းကို၊ ဝတ္ထုဗ္ဗော၊ ဆိုအပ်၏၊ ကာယဒုစ္စရိတေနာ၊ ကာယဒုစ္စရိတ်
 ဖြင့်လည်းကောင်း၊ ဝစီဒုစ္စရိတေနာ၊ ဝစီဒုစ္စရိတ်ဖြင့်လည်းကောင်း၊ မနော
 ဒုစ္စရိတေနာ၊ မနောဒုစ္စရိတ်ဖြင့်လည်းကောင်း၊ ပဉ္စသုကာမဂုဏောသု၊ ငါးပါး
 အသကာမဂု န်တို့၌၊ စိတ္တဿ၊ စိတ်၏၊ ဝေါဿဂ္ဂေါ၊ မစွန့်ခြင်းသည်လည်း
 ကောင်း၊ ဝေါဿဂ္ဂါနုပ္ပဒါနံ၊ မစွန့်ခြင်းသို့ ရောက်ခြင်းလည်းကောင်း၊ ကုယ
 ထာနံ၊ ဝိပဿနံ၊ ကုသိုလ်တရားတို့ကိုလည်း၊ ဘာဝနာယ၊ ပွားခြင်းငှါ၊ အသ
 ဣစ္စကိရိယတာ၊ အရို အသေပြုစေမရှိသော သူ၏အဖြစ်လည်း ကောင်း၊
 အသာတစ္စကိရိယတာ၊ အသေ အမြတ် မပြုသောသူ၏ အဖြစ်လည်း
 ကောင်း၊ အနဝဋ္ဌိတကိရိယတာ၊ မြဲမြံစွာ မတည်ကြည်သော သူ၏အဖြစ်
 လည်းကောင်း၊ ဩထိနုဗ္ဗတ္တိကာ၊ တွန့်ရွန့်သော သဘောရှိသော အဖြစ်
 လည်းကောင်း၊ နိက္ခိတ္တဆန္ဒကာ၊ ချသော ဆန္ဒကိရိယာရှိသော သူ၏အဖြစ်
 လည်းကောင်း၊ နိက္ခိတ္တဓုရတာ၊ ချသောကိရိယာတည်းဟူသော ဝန်ရှိသည်
 ၏အဖြစ်လည်းကောင်း၊ အနာသေဝနာ၊ မဖွဲ့ခြင်းလည်းကောင်း၊ အတာဝ
 နာ၊ မပွားခြင်းလည်းကောင်း၊ အမဟုလိကမ္ဘံ၊ အကြိမ် များစွာအမှုမပြုခြင်း
 လည်းကောင်း၊ အနဗိဋ္ဌာနံ၊ မဆောက်သည်ခြင်းလည်းကောင်း၊ အနန္တယော
 ဝေါ၊ မယဉ်ခြင်း သည်လည်းကောင်း၊ ပမာဒေါ၊ ပမာဒမည်၏၊ ဝေရူပေါ၊
 ဤသို့သဘောရှိသော၊ ယောပမာဒေါ၊ အကြင်မှေးလျော့ခြင်း လည်းကောင်း၊
 ပမတ္တနာ၊ မှေးလျော့သောအခြင်းအရာလည်းကောင်း၊ ပမတ္တိတတ္ထံ၊ မှေးလျော့
 သောသူ၏အဖြစ်လည်းကောင်း၊ အယံ၊ ဤတရားကို၊ ပမာဒေါ၊ ပမာဒဟူ၍၊
 ဝုတ္တကိ၊ ဆိုအပ်၏၊ ဣဝိနာပ ဘာဒေန၊ ဤသို့ သောပမာဒနှင့်၊ သမန္နာဂတာ၊
 ပြည့်စုံထုန်သော၊ ဇနာ၊ လူတို့သည်၊ ပမတ္တာ၊ မှေးလျော့ကုန်၏၊ ဣတိအယံ၊
 ဤသည်မျှင်၊ ရူပန္တိ၊ ရူပေသုဇနာပမတ္တာတိ၊ ဒဿ၊ ရူပန္တိ၊ ရူပေသုဇနာပမ
 တ္တာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တသ္မာတိ၊ တသ္မာဟူသည်ကား
 တသ္မာတံအာရထာ၊ ထိုသို့ဆင်းရဲပင်ပန်းတတ်သော ကြောင့်၊ တံဟေတု၊
 ထိုဆင်းရဲခြင်းဟူသော အကြောင်းကြောင့်၊ တပ္ပစ္စယာ၊ ထိုဆင်းရဲခြင်းကို
 စွန့်၍ဖြစ်တတ်သော ကြောင့်၊ တံနဒါနံ၊ ထိုဆင်းရဲခြင်းကို ပြုတတ်သော
 ကြောင့်၊ ဝေ၊ ဤတို့၊ ရူပေသု၊ ရုပ်တို့၌၊ အာဒိနဝံ၊ အပြစ်ကို၊ သံပဿသောနော၊

ကောင်းစွာမြင်သည်ဖြစ်၍၊ ဣတိတသ္မာ၊ ထိုသို့ရှင်၌ အပြစ်ရှိသောကြောင့်၊
 တုဝံဝိဂိယအပ္ပမေတ္တာဘိ၊ ကုဝံဝိဂိယအပ္ပမေတ္တာဟူသည်ကား၊ ဝိဂိယ၊ ဝိဂိ
 ယသုတ္တား၊ တုဝံ၊ သည်၊ သတ္တဝါကံ၊ ကုသိုလ်တရားတို့၌ အရှိအသေ
 ပြုစေ့ရှိသည်ဖြစ်၍၊ သာတဂ္ဂကံ၊ ကုသိုလ်တရားတို့၌ အလေးအမြတ်
 ပြုသည်ဖြစ်၍၊ (သ)၊ ကုသလေသုခေဗ္ဗသု၊ ကုသိုလ်တရားတို့၌ အပ္ပမာဒေါ၊
 မးဝှမထေ့သု သည်ဖြစ်၍၊ ဣတိအသံ၊ ဤသည်လျှင်၊ တသ္မာတုဝံဝိဂိယအပ္ပ
 မေတ္တာဘိပ သာ၊ တသ္မာတုဝံဝိဂိယအပ္ပမေတ္တာဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ ဇဟသုရူပံအပုနုတ္တဝါယာဘိတ္ထေပဒေ၊ ဇဟသုရူပံအပု
 နုတ္တဝါယာဟူသောဤပုဒ်၌၊ ရူပံဟူသည်ကား၊ စတ္တါရော၊ လေးပါးကုန်
 သော၊ မဟာတုတာဝါ၊ မဟာထုတ်တို့ လည်းကောင်း၊ စတုန္တံ၊ လေးပါးကုန်
 သော၊ မဟာတုတာဝံ၊ မဟာထုတ်တို့ကို ဥပါဒါယ ရူပဗ္ဗ၊ စွဲ၍ ဖြစ်သောရှင်
 လည်းကောင်း၊ ဇဟသုရူပံ၊ ဇဟသုရူပံဟူသည်ကား၊ ရူပံ၊ ရုပ်ကို၊ ဇဟ
 သု၊ စွဲ၍သော၊ ရူပံ၊ ရုပ်ကို၊ ပဇဟသု၊ အခြားအားဖြင့်စွဲ၍လော၊ ရူပံ၊ ရုပ်ကို၊
 ဝိနောဒေ၊ ပျောက်သော၊ ရူပံ၊ ရုပ်ကို၊ ဗျန္တိ၊ ကရောဟိ၊ ကင်းသည်ကိုပြု
 ထော၊ ရူပံ၊ ရုပ်ကို၊ အနုဘာဝံ၊ မတ်တတ်မဖြစ်ခြင်းသို့ ရောက်စေထော၊
 အပုနုတ္တဝါယာဘိ၊ အပုနုတ္တဝါယာဟူသည်ကား၊ ယထာ၊ အကြင်အခြင်းဖြင့်၊
 တေ၊ သင်၏၊ ရူပံ၊ ရုပ်သည်၊ ဣဝေ၊ ဤအပေ၌သာလျှင်၊ နိရုဇ္ဈယျ၊ ချုပ်ရာ
 ၏၊ ပုနုပုသိသန္တိကော၊ ပုသိသန္တိနုဒြင်းဟုဆိုအင်သော၊ တဝေါ၊ ဥပပတ္တိဘဝ
 သည်၊ နန္ဒဗ္ဗတ္တေယျ၊ မဖြစ်ရာ၊ ကာမဝေတုယာ၊ ကာမဝေတံ၌လည်း
 ကောင်း၊ ရူပဝေတုယာ၊ ရူပဝေတံ၌လည်းကောင်း၊ အရူပဝေတုယာ၊ အရူပ
 ဝေတံ၌ လည်းကောင်း၊ ကာမဝေတဝေါ၊ ကာမဝေတံ၌ လည်းကောင်း၊ ရူပတ
 ဝေဝေါ၊ ရူပဝေတံ၌ လည်းကောင်း၊ အရူပတဝေဝေါ၊ အရူပဝေတံ၌လည်းကောင်း၊
 သညာတဝေဝေါ၊ သညာတံ၌ လည်းကောင်း၊ အသညာတဝေဝေါ၊ သညာ
 မရှိသောတံ၌ လည်းကောင်း၊ နေဝသညာနု သညာတဝေဝေါ၊ သညာရှိ
 သည်လည်း မဟုတ် သညာမရှိ သည်လည်း မဟုတ်သော တံ၌လည်း
 ကောင်း၊ ဇာဝေဝါကာရတဝေဝေါ၊ တမ်းသော ခန္ဓာရှိသော တံ၌လည်း
 ကောင်း၊ စတံဝေဝါကာရတဝေဝေါ၊ လေးပါးသောခန္ဓာရှိသော တံ၌လည်း
 ကောင်း၊ ပဉ္စဝေဝါကာရတဝေဝေါ၊ ငါးပါးသော ခန္ဓာရှိသော တံ၌လည်း
 ကောင်း၊ ပုနုဂတိယာဝေါ၊ တတန်လေးခြင်း၌ လည်းကောင်း၊ ဥပပတ္တိယာ
 ဝေါ၊ ဖြစ်ခြင်း၌ လည်းကောင်း၊ ပုသိသန္တိယာဝေါ၊ ပုသိသန္တိနုဒြင်း၌ လည်း
 ကောင်း၊ တဝေဝေါ၊ တဝ၌လည်းကောင်း၊ သံသာဓေဝေါ၊ သံသရာ၌လည်း

၀

ကောင်း၊ ဝေဇ္ဇဝါ၊ ဝင်္ဂုန္တိ ထည်း၊ ဝေ၊ ဝင်း၊ နဝေနယျ၊ မဖြစ်ချ၊ နာ၊ ညာနေယျ၊
 ကောင်းဝံ၊ မဖြစ်ချ၊ နနိဗ္ဗတ္တယျ၊ မပြီးချ၊ နာတံ၊ နိဗ္ဗတ္တယျ၊ အလွန်မပြီး
 ရာ၊ ဣဒမေဝ၊ ဤအရပ်၌သာ သျှင်း၊ နိရုတ္တယျ၊ ချုပ်ချ၊ ဇာ၊ ဝှား၊ သေ၊ ယူ ငြိမ်း
 ရာ၏၊ အတ္ထံ၊ ဝတ္ထေယျ၊ ကွယ်ခြင်း၊ သို့၊ ချက်ချ၊ ဇာ၊ ပရိယော၊ ဝတ္ထေယျ၊ တတန်
 ငြိမ်းစေရာ၏၊ ဣတိ၊ အယံ၊ ဤသည်လျှင်၊ ဇာ၊ သာရူပံ၊ အပုနုတ္တဝါယံ၊ ဝါ၊ ဝေ
 သာ၊ ဇာ၊ သာရူပံ၊ အပုနုတ္တဝါယံ ဟုသောပုဒ်၏၊ အတ္ထေ၊ အနက် ထည်း၊
 ဝေ၊ နာ၊ ထိုကြောင့်၊ ဘဂဝါ၊ မြတ်စွာထူးများသည်၊ ဒိသ္မာ၊ နရူပေသုပိဟည
 မာနေဂီဝိယတိ ဘဂဝါ၊ ရုပ္ပန္တိ ရူပေသု ဇနာပမတ္တာဝ၊ သ္မာတု၊ ဝီရိယံ၊ အပ္ပ
 မတ္တော၊ ဇာ၊ သာရူပံ၊ အပုနုတ္တဝါယံ၊ တိ၊ ဒိသ္မာ၊ နရူပေသုပိဟည၊ မာနေဂီဝိယ
 တံ၊ ဘဂဝါ၊ ရုပ္ပန္တိ ရူပေသု ဇနာပမတ္တာဝ၊ သ္မာတု၊ ဝီရိယံ၊ အပ္ပမတ္တော၊ ဇာ၊
 သာရူပံ၊ အပုနုတ္တဝါယံ ဟု၍၊ အာစာ၊ ဟောတော်မူပြီ။

စတသောဒိယာစ၊ လေးပါးကုန်သောတု ဖြစ်သော အရပ်မျက်နှာတို့
 ၌ ထည်းကောင်း၊ စတသောဒိယာစ၊ လေးပါးကုန်သော အထောင့်ဖြစ်ကုန်
 သော အရပ်မျက်နှာတို့၌ ထည်းကောင်း၊ ဥဒ္ဓံ၊ အထက်၌ ထည်းကောင်း၊ အ
 ဝေ၊ အောက်၌ ထည်းကောင်း၊ ဣမာ၊ ယောဒသ၊ ဒိသော၊ ဤဆယ်ပါးကုန်သော
 အရပ်မျက်နှာတို့၌၊ တုယံ၊ အရှင်ထူးများသည်၊ အဒိဋ္ဌံ၊ မဖြစ်အပ်သော၊ အသု
 တံ၊ မကြားအပ်သော၊ အရုတ်၊ မတွေ့အပ်သော၊ အထေ၊ ထိုမှကမ်း၊ အပိညာ
 တံ၊ မထိအပ်သော၊ ထေ၊ ကေထေ၊ ကန္တိ၊ ဝေပိဋိ၊ တရံ၊ တရံသော၊ အကျိုးအကြောင်း
 ဖြစ်သောတရားသည်၊ နတ္ထိ၊ မရှိ၊ ဣ၊ ဤအရှင်ထူး၏ ခြေတော်ပုင်း၌သာ
 လျှင်၊ ဇာ၊ တိဇရာ၊ မချတာယ၊ ပရိယန္တေနေ၊ ရှင်း၊ အို၊ ရှင်းသော ရှင်းကို၊ ဝိပ္ပယာ
 နံ၊ အထူးသဖြင့်ပယ်သက်ချ ဖြစ်ထသော၊ သံ၊ အကြင်နိဗ္ဗာန်တရားကို၊ အဟံ၊
 အကျွန်ုပ် သည်၊ ဝိ၊ နည်း၊ သိပါရအုံးတံ၊ ထိုနိဗ္ဗာန်တရားကို၊ အာပိက္ခ၊ ကြား
 တော်မူပါစော၊ ဣတိ၊ ဤသို့၊ ဝီရိယော၊ ဝီရိယံ၊ အမည်ရှိသော ပုဏ္ဏားသည်၊
 အဝေါ၊ သျှောက်၏၊ ဒိသာ၊ စတသောဒိယာစတသော၊ ဥဒ္ဓံ၊ အဝေဒသ
 သဒိသာ၊ ဣမာ၊ ယောတိ၊ ဒိသာ၊ စတသောဒိယာစတသော၊ ဥဒ္ဓံ၊ အဝေဒသ
 ဒိသာ၊ ဣမာ၊ ယောဟုသည်ကား၊ ဒသဒိသာ၊ ဆယ်ပါးကုန်သော အရပ်တို့၌၊
 နတုယံ၊ အဒိဋ္ဌံ၊ အသုတံ၊ အရုတ်၊ အထော အပိညာတံ၊ ကိဋ္ဌိနုမတ္ထိ၊ လောကေတိ၊
 နတုယံ၊ အဒိဋ္ဌံ၊ အသုတံ၊ အရုတ်၊ အထော အပိညာတံ၊ ကိဋ္ဌိနုမတ္ထိ၊ လောကေဟု
 သည်ကား၊ တုယံ၊ အရှင်ထူးအား၊ အဒိဋ္ဌံ၊ မဖြစ်အပ်သော၊ အသုတံ၊ မ
 ကြားအပ်သော၊ အရုတ်၊ မတွေ့အပ်သော၊ အပိညာတံ၊ မထိအပ်သော၊ အတ္ထ
 ဝတ္ထောဝါ၊ ဝိပိအကျိုးသည်၎င်း၊ ပရတ္ထောဝါ၊ သုကပါး၏ အကျိုးသည်ထည်း

ကောင်း၊ ဥက္ကာယဇ္ဈောဝါ၊ နှစ်ပါးသော အကျိုးသည်လည်းကောင်း၊ ဒိဋ္ဌဓမ္မိ
 ကော၊ မျက်မှောက်၌ဖြစ်သော၊ အတ္ထောဝါ၊ အကျိုးသည် လည်းကောင်း၊
 သံပရာယိကော၊ တမလွန်၌ဖြစ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်း
 ကောင်း၊ ဥက္ကာနော၊ တိမ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊
 ဝတ္တိရော၊ နက်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ ဝုဠော၊ ဝှံ့
 ဝှက်အပ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ ပရိစ္ဆန္ဒော၊ ဖုံး
 ထွင်းအပ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ နေယျော၊ ဆောင်
 ၍ထိအပ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ နိယော၊ တိုက်ချိတ်
 ထိအပ်သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ အနဝဇ္ဇော၊ အပြစ်မ
 ရှိသော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ နိတ္တိဇ္ဇေယော၊ ကိလေ
 သာမရှိသော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ ဝေါဒါနော၊ ဖြူစင်
 သော၊ အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ ပရမတ္ထော၊ မြတ်သော၊
 အတ္ထောဝါ၊ အကျိုးသည်လည်းကောင်း၊ နတ္ထိနသန္တိ၊ မရှိကုန်၊ နသံဝိဇ္ဇန္တိ၊
 ထင်ရှားမရှိကုန်၊ နုဗ္ဗန္တိ၊ မရအပ်ကုန်၊ ဣတိအယံ၊ ဤသည်လျှင်၊ နတု
 ဟ္တံ၊ အနိဋ္ဌံ၊ အသုတံ၊ အရတံ၊ အထော၊ အဝိညာတံ၊ ကိပ္ပိနမတ္ထိယော၊ ကေတိပဒ
 သာ၊ နတုဟ္တံ၊ အနိဋ္ဌံ၊ အသုတံ၊ အရတံ၊ အထော၊ အဝိညာတံ၊ ကိပ္ပိနမတ္ထိယော
 ကေဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အာဝိက္ခဓမ္မံယ မဟံဝိဇ္ဇန္တိ
 ဇ္ဈေပဒေ၊ အာဝိက္ခဓမ္မံယ မဟံဝိဇ္ဇန္တိ ဟူသောဤပုဒ်၌ ဓမ္မန္တိ၊ ဓမ္မံဟူသည်
 ကား၊ အာဝိက္ခဓမ္မံယံ၊ အစ၏ကောင်းခြင်းနှင့်ပြည့်စုံသော၊ (ထ)၊ နိဗ္ဗာနဉ္စ၊
 နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာနဂါမိနိံ၊ ပရိပဒဉ္စ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်
 သော အကျင့်ကိုလည်းကောင်း၊ အာဝိက္ခ၊ ကြားတော်မူပါလော့၊ ဒေသေဟိ၊
 ဘောပါလော့၊ ပညပေယိ၊ သိစေပါလော့၊ ပဋ္ဌပေဟိ၊ ထားပါလော့၊ ဝိဝရ၊
 ဖွင့်ပါလော့၊ ဝိဘဇ၊ ဝေသာန်ပါလော့၊ ဥက္ကာနိံ၊ ကရောဟိ၊ ပေါသည်ကိုပြုပါ
 လော့၊ ပကာသေဟိ၊ ထင်ရှားပြတော်မူပါလော့၊ ယမဟံဝိဇ္ဇန္တိ၊ ယမဟံဝိ
 ဇ္ဇန္တိဟူသည်ကား၊ ယံ၊ အကြင်နိဗ္ဗာန်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဇာ
 နေယျံ၊ ထိပါရအံ့၊ အာဇာနေယျံ၊ အာရုံပြုသောအားဖြင့်ထိပါရအံ့၊ ဝိဇာနေ
 ယျံ၊ အထူးထိပါရအံ့၊ ပရိဝိဇာနေယျံ၊ တာဝန်အသူးထိပါရအံ့၊ ပရိဝိဇ္ဇေ
 ယျံ၊ ထိုးထွင်း၍ထိပါရအံ့၊ အဓိဂစ္ဆေယျံ၊ ရပါအံ့၊ ဗဒေ၊ ထယျံ၊ တွေ့ရပါအံ့၊
 သန္တိက္ခရေယျံ၊ မျက်မှောက်ပြုရပါအံ့။ ဣတိအယံ၊ ဤသည်လျှင်၊ အာဝိက္ခ
 ဓမ္မံယ မဟံဝိဇ္ဇန္တိ ပဒသ၊ အာဝိက္ခဓမ္မံယ မဟံဝိဇ္ဇန္တိဟူသောပုဒ်၏၊ အ
 တ္ထော၊ အနက်တည်း၊ ဇာတိဇရာယ ဣဝိပ္ပကာနန္တိ၊ ဇာတိဇရာယဣဝ



ဝိပဿနာ ဟူသည်ကား၊ ဣဝမေဝ၊ ဤအရှင်ထုရား၏ ခြေတော်ရင်း၌ သာယျာ၊ ဇာတိဇရာ မရဏသော၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းကို၊ ပဟာနံ၊ ပတ်တတ်သော၊ ဝုပ ခင်၊ ငြိမ်းစေတတ်သော၊ ပဋိနိဿယံ၊ ဝှံ့၊ ဝှံ့ရာ ဖြစ်သော၊ ပဋိ သန္ဓံ၊ တတန်ငြိမ်းစေတတ်သော၊ အတေ၊ သေခြင်းကင်း သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ဣတိအယံ၊ ဤသို့လည်း၊ ဇာတိဇရာယ ဣဝဝိပဿနာနိပဒေယ၊ ဇာတိဇရာယ ဣဝဝိပဿနာနိပဒေယ၊ ဝုပနန္တိ၊ အတ္ထော၊ အနက် တည်း၊ ဘေးနု၊ သိုကြောင့်၊ ဘေးဖြူဟူ တာ၊ ထိုပီပီယ၊ ပုဏ္ဏားသည်၊ ဒိသာပတေယာ၊ ဒိဒိသာပတေယာ၊ ဥဒ္ဓံအပေဒသာဒိသာ ဣမာပေသာ၊ နတုဗျံ၊ အဒိဋ္ဌံအသုတံအမုတံ၊ အထောအဝိညာတံကိုဋ္ဌိနမတ္ထိဏေကော၊ အာပိက္ခဓမ္မံ ယမာပိဇဉ်၊ ဇာတိဇရာယ ဣဝဝိပဿနာနိပဒေယ၊ ဒိသာပတေ သောဒိဒိသာပတေယာ၊ ဥဒ္ဓံ အပေဒသာ ဒိသာ ဣမာပေသာ၊ နတုဗျံ အဒိဋ္ဌံ အသုတံအမုတံ၊ အထောအဝိညာတံကိုဋ္ဌိနမတ္ထိဏေကော၊ အာပိက္ခဓမ္မံယမာပိဇဉ်၊ ဇာတိဇရာယ ဣဝဝိပဿနာနိပဒေယ၊ အာဟ၊ ဝျောက်ဆိုပြီ။

ပီပီယ၊ ပီပီယမည်သော ပုဏ္ဏား၊ ဖဏ္ဍာပိပန္နော၊ ကိုယ်၌တစ်ခြင်းတစ် ဖြင့်ဖြင့်ဖျက်ဆီးကုန်ထသော၊ သန္တုပဇာတေ၊ ဖြစ်သောပုဂ္ဂိုလ်ခြင်းရှိကုန်ထ သော၊ ဇရာယ၊ အိုခြင်းသည်၊ ပရေကော၊ နှိပ်စက်အပ်ကုန်ထသော၊ မနုဇေ၊ သတ္တဝါတို့ကို၊ ပေက္ခမာနော၊ ရှုပြီးသော်လျှင်ကတည်း၊ တသ္မာ၊ ထိုကြောင့်၊ ပီပီယ၊ ပီပီယမည်သောပုဏ္ဏား၊ တုဝံ၊ သင်သည်၊ အပ္ပမမတ္ထော၊ မမေမထျော သည်ဖြစ်၍၊ အဂ္ဂနတ္ထဝါယ၊ နိဗ္ဗာန်အကျိုး၌၊ ဖဏ္ဍာ၊ ဖဏ္ဍာကို၊ ဇဟသု၊ စွန့်လေ၊ ဣ ဝိ၊ ဤသို့၊ ဝေဝေ၊ မြတ်စွာထုရားသည်၊ အပေါစ၊ မိန့်တော်မူ ၏။ ဖဏ္ဍာပိပန္နောမနုဇေပေက္ခမာနောတိတ္ထေပဒေ၊ ဖဏ္ဍာပိပန္နောမနုဇေ ပေက္ခမာနောဟူသောဤပုဂ္ဂိုလ်၊ ဖဏ္ဍာ၊ ဖဏ္ဍာဟူသည်ကား၊ ဝုပတဏ္ဍာ၊ ဝုပခါရံ၌ နတ်တတ်သောဖဏ္ဍာ၊ ဝေညံ၊ ကောင်း၊ (ဝ)၊ မွေတဏ္ဍာ၊ မွေခါရံ၌ တတ်တတ်သော ဖဏ္ဍာ၊ ဝေညံ၊ ကောင်း၊ ဖဏ္ဍာပိပန္နောတိ၊ ဖဏ္ဍာပိပန္နော ဟူသည်ကား၊ ဖဏ္ဍာ၊ ဖဏ္ဍာကို၊ အပိပန္နော၊ မတ္တတ်မူ၍တည်ကုန်သော၊ ဖဏ္ဍာနုဂေ၊ ဖဏ္ဍာနှင့်တကွသွားလေကုန်သော၊ ဖဏ္ဍာနုဂတေ၊ ဖဏ္ဍာ ဖြင့်ဖွဲ့ကုန်သော၊ ဖဏ္ဍာနုသဇေ၊ ဖဏ္ဍာနှင့်တကွ ပြေးသွားကုန်သော၊ ဖဏ္ဍာသန္ဓေ၊ ဖဏ္ဍာ၌နစ်မွန်းကုန်သော၊ ပဋိသန္ဓေ၊ ဖဏ္ဍာဖြင့်လွှမ်းမိုးကုန် သော၊ အာပိတုတေ၊ နှိပ်စက်အပ်ကုန် သောပီပီယ၊ ဒိဒိဋ္ဌိပိတ္ထေ၊ မြို့စွာယူသော ပီပီယကုန်သော၊ မနုဇေတိ၊ မနုဇေဟူသည်ကား၊ သတ္တဝါပိဝစနံ၊ သတ္တဝါတို့ ၏အမည်တည်း၊ ပေက္ခမာနောတိ၊ ပေက္ခမာနောဟူသည်ကား၊ ပေက္ခမာ

နော၊ ရှုတော်မူပြီးသထွင်ကတည်း၊ ဒက္ခမာနော၊ မြင်ပြီးသထွင်ကတည်း၊
 ကြံသောကယမာနော ကြည့်ပြီးသထွင်ကတည်း၊ နိဗ္ဗာယမာနော၊ ရှုပြီးသ
 ထွင်ကတည်း၊ ဥပပရိက္ခမာနော၊ ဆင်ခြင်ကတော်မူပြီးသထွင်ကတည်း၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ကဏ္ဍာဓိပဇ္ဇေမနုဇေပက္ခမာနော၊ နာတိပဒဿ၊ ကဏ္ဍာဓိ
 ပဇ္ဇေမနုဇေပက္ခမာနော ဟုသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝိဝိဿဝ
 ကိ၊ ဝိဝိဿဟူ၍၊ ဘဝေါ၊ မြတ်စွာဘုရားသည်၊ အာသပတိ၊ ခေါ်ကော်မူ၏၊
 သန္တာပဇာတေ၊ ဘုရားအထောက်အထားတော်၊ ဝတ္ထုပဒေ၊ သန္တာပဇာတေ၊ ဘုရား
 ဟုသောဤပုဒ်၌၊ သန္တာပဇာတေ၊ သန္တာပဇာတေဟုသည်ကား၊ ဇာတိ
 ယာ၊ ပဋိသန္ဓေနေခြင်းဖြင့်၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိကုန်သော၊
 ဇရာယ၊ အိုခြင်းဖြင့်၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိကုန်သော၊ (လ)၊
 ဗျာဓိနာ၊ ဖျားနာခြင်းဖြင့်၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိကုန်သော၊
 မရဏောန၊ သေခြင်းဖြင့်၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိကုန်သော၊
 သေကပရိဒေပ၊ ဒုက္ခဒေါမနသုဂါယာသေတိ၊ စိုးရိမ်ခြင်း၊ ဝိကြွေးခြင်း
 ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပင်ပန်းခြင်းတို့ဖြင့်၊ သန္တာပဇာတေ၊ ဖြစ်
 သောပူပန်ခြင်းရှိကုန်သော၊ နေရယိတော၊ ငရဲ၌ဖြစ်သော၊ ဒုက္ခောန၊ ဆင်းရဲ
 ခြင်းဖြင့်၊ သန္တာပဇာတေ၊ ဖြစ်သောပူပန်ခြင်းရှိကုန်သော၊ (ဗ)၊ ဝိဗ္ဗိဗျာနော၊
 အယုဇ်ဖျက်စီးကြောင်းဖြစ်သော၊ ဒုက္ခောန၊ ဆင်းရဲခြင်းဖြင့်၊ သန္တာပဇာတေ
 ဖြစ်သောပူပန်ခြင်းရှိကုန်သော၊ ဤဘိဇာတေ၊ ဖြစ်သောရောဂါ ရှိကုန်သော၊
 ဥပဒ္ဓဝဇာတေ၊ ဖြစ်သောဥပဒ္ဓဝေါရှိကုန်သော၊ ဥပသတ္တဇာတေ၊ ဖြစ်သော
 ဆင်းရဲရှိကုန်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ သန္တာပဇာတေတိပဒဿ၊
 သန္တာပဇာတေဟုသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဇရာပရေတေတိ၊
 ဇရာပရေတေဟုသည်ကား၊ ဇရာယ၊ အိုခြင်းဖြင့်၊ ဗုဒ္ဓေ၊ တွေ့ကုန်သော၊ ပ
 ရေတေ၊ နှိပ်စက်ကုန်သော၊ သမေဟိတော၊ စည်းဝေး ကုန်သော၊ သမန္နာ
 ဝတေ၊ ပြည့်စုံကုန်သော၊ ဇာတိယာ၊ ပဋိသန္ဓေ နေခြင်းဖြင့်၊ အနုဂတော၊ အ
 စဉ်ဖွဲ့ကုန်သော၊ ဇရာယ၊ အိုခြင်းဖြင့်၊ အနုဂတော၊ အစဉ်ဖွဲ့ ကုန်သော၊ ဇရာ
 ယ၊ အိုခြင်းဖြင့်၊ အနုဂတေ၊ အစဉ်ဖွဲ့ကုန်သော၊ ဗျာဓိနာ၊ ဖျားခြင်းဖြင့်၊ အဝတိဘူ
 တေ၊ နှိပ်စက်အပ်ကုန်သော၊ မရဏောန၊ သေခြင်းဖြင့်၊ အတ္တယာတေ၊ ညှဉ်း
 ဆဲကုန်သော၊ အာဟာတေ၊ စောင့်ရှောက်ရာမရှိကုန်သော၊ အသေတေ၊ ပုန်း
 အောင်းရာမရှိကုန်သော၊ အာရေတေ၊ ကိုးကွယ်ရာ မရှိကုန်သော၊ အသ
 ရဏီဘူတေ၊ ကိုယ်ခို ဖြစ်ကုန်သောသူတို့၏ ကိုးကွယ်ရာ မဖြစ်ကုန်သော၊
 ဣတိအယံ၊ ဤသည်လျှင်၊ သန္တာပဇာတေ ဇရာပရေတေတိ ပဒဿ၊



သန္တာပဇာတေ ဇရာပရေတေ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ တသ္မာတုဝံပိဝိ ယအပ္ပမတ္တောတိတ္ထေပဒေ၊ တသ္မာတုဝံပိဝိယအပ္ပမတ္တော ဟူသောဤပုဒ်၌၊ တသ္မာတိ၊ တသ္မာဟူသည်ကား၊ တသ္မာတံကာရဏာ၊ ထိုသို့ညှဉ်းဆဲနှိပ်စက်ဘတ်သောကြောင့်၊ တံဟေတု၊ ထိုသို့ညှဉ်းဆဲခြင်း ဟူသောအကြောင်းကြောင့်၊ တပ္ပစ္စယာ၊ ထိုညှဉ်းဆဲခြင်းကိုစွဲ၍ဖြစ်တတ် သောကြောင့်၊ တံနိဒါနာ၊ ထိုညှဉ်းဆဲခြင်းကိုပြုတတ်သောကြောင့်၊ တ၊ ဟော ယ၊ တဗျာ၊ ဤ၊ ဧဝံ၊ ဤသို့၊ အာဒိနဝံ၊ အပြစ်ကို၊ သံပဿ၊ မာနော၊ ကောင်းစွာ မြင်သည်ဖြစ်၍၊ ဣတိတသ္မာ၊ ထိုသို့ကုဗျာ၌များစွာအပြစ်ရှိသောကြောင့်၊ တုဝံပိဝိယအပ္ပမတ္တောတိ၊ တုဝံပိဝိယအပ္ပမတ္တော ဟူသည်ကား၊ ပိဝိယ၊ ပိဝိယ၊ တုဝံ၊ သင်သည်၊ အသတ္တပ္ပကာရီ၊ အရိုအသေပြုထေ့ရှိသည်ဖြစ်၍၊ ကုသလေသုခေဓမ္မသု၊ ကုသိုလ်တရားတို့၌၊ အပ္ပမာဒေ၊ မဝေမထေ့သည် ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ တသ္မာတုဝံပိဝိယ အပ္ပမတ္တော ဟူသော၊ တသ္မာတုဝံပိဝိယအပ္ပမတ္တောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇဟ သုတဗျာ အပုနန္တ ဝါယာတိတ္ထေပဒေ၊ ဇဟသုတဗျာ အပုနန္တ ဝါယ ဟူသောဤပုဒ်၌၊ တဗျာတိ၊ တဗျာဟူသည်ကား၊ ဂ္ဂပတဗျာ၊ ဂ္ဂပါရုံ၌တတ် တတ်သောတဗျာ လည်းကောင်း၊ (လ)၊ ဓမ္မတဗျာ၊ ဓမ္မာရုံ၌ တတ်တတ် သောတဗျာလည်းကောင်း၊ ဇဟသုတဗျာ၌၊ ဇဟသုတဗျာဟူသည် ကား၊ တဗျာ၊ တဗျာကို၊ ဇဟသု၊ စွန့်လော၊ တဗျာ၊ တဗျာကို၊ ပဇဟသု အပြားအားဖြင့်စွန့်လော၊ တဗျာ၊ တဗျာကို၊ ဝိနောဒေဟိ၊ ပျောက်လော၊ တဗျာ၊ တဗျာကို၊ ဗျန္တိ ကရောဟိ၊ ကင်းသည်ကိုပြုလော၊ တဗျာ၊ တဗျာ ကို၊ အနဘာဝံဝမေဟိ၊ တဘန်မဖြစ်ခြင်းသို့ရောက်စေလော၊ အပုနန္တ ဝါ ယာတိ၊ အပုနန္တ ဝါယဟူသည်ကား၊ ယထေ၊ အကြင်အခြင်းဖြင့်၊ တေ၊ သင် အား၊ (လ)၊ ပုနပဋိသန္ဓိကော၊ တဘန်ပဋိသန္ဓေနေခြင်သည်လည်းကောင်း၊ ဘဝေါ၊ ဥပပတ္တိဘဝသည် လည်းကောင်း၊ နနိဗ္ဗတ္တေယျ၊ မဖြစ်ရာ၊ ကာမော တုယာဝါ၊ ကာမဝေတံ၌လည်းကောင်း၊ ဂ္ဂပတုယာဝါ၊ ဂ္ဂပေတံ၌လည်း ကောင်း၊ အဂ္ဂပတုယာဝါ၊ အဂ္ဂပတံ၌လည်းကောင်း၊ ကာမတဝေဝါ၊ ကာမတံ၌လည်းကောင်း၊ ဂ္ဂပတဝေဝါ၊ ဂ္ဂပတံ၌လည်းကောင်း၊ အဂ္ဂပတ ဝေဝါ၊ အဂ္ဂပတံ၌လည်းကောင်း၊ သညာဘာဝေဝါ၊ သညာရှိသောထံ၌လည်း ကောင်း၊ အသညာဘာဝေဝါ၊ သညာမရှိသောထံ၌လည်းကောင်း၊ နေဝသ ညာနာသညာဘာဝေဝါ၊ သညာရှိသည်လည်းမဟုတ်သညာမရှိသည်လည်း မဟုတ်သောထံ၌လည်းကောင်း၊ ကေဝေါကာရဘာဝေဝါ၊ ပာပါးသောခန္ဓာ

ရှိသောထုံ၌ လည်းကောင်း၊ စတုဂံဝါကောရသဝေဝါ၊ ထေးပါးသော ခန္ဓာ
ရှိသောထုံ၌လည်းကောင်း၊ ပဉ္စဂံဝါကောရသဝေဝါ၊ ငါးပါးသောခန္ဓာရှိသော
ထုံ၌လည်းကောင်း၊ ဝုဒ္ဓိစတုရိယာဝါ၊ တာဘန်လားခြင်း၌ လည်းကောင်း၊
ဥပပတ္တိယာ၊ ဖြစ်ခြင်း၌လည်းကောင်း၊ ပဒိုသန္တိယာဝါ၊ ပဒိုသန္တိယာလည်း
ကောင်း၊ တာဝေဝါ၊ တာဝ၌လည်းကောင်း၊ သံသာရေဝါ၊ သံသာရေ၌လည်း
ကောင်း၊ ဝဋ္ဋေဝါ၊ ဝဋ္ဋ၌လည်းကောင်း၊ နုဇနယျ၊ မဖြစ်ရာ နုသဉ္စာနေယျ၊
ကောင်းစွာမဖြစ်ရာ၊ နနိဗ္ဗတ္တယျ၊ မပြီးရာ၊ နာဘိနိဗ္ဗတ္တယျ၊ အလွန်မပြီးရာ
ဣဒေဝေါဤ အရှင်ထုရားခြေတော်ရင်း၌သာလျှင်၊ နိရုဇ္ဈယ၊ ချုပ်ရာ၏၊ ဝုပသ
မေယျ၊ ငြိမ်းရာ၏၊ အတ္တံဂစ္ဆေ ယျ၊ ပျောက်ခြင်းသို့ရောက်ရာ၏၊ ပဒိုပသံ
ဇ္ဇေ ယျ၊ တာဘန်ငြိမ်းရာ၏၊ ဣဘိအသံ၊ ဤသည်လျှင်၊ ဗဟသုတဏှံ အပု
နုတ္တဝါသာတိဒပသ၊ ဗဟသုတဏှံ အပုနုတ္တ ဝါယဟူသောဝုန်၏၊ အတ္ထော
အနက်တည်း၊ တောန၊ ဤကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ တဏှာမိ
ပန္နမနုဇေပက္ခမာနေဝါ ပိက္ခိယာတိဘဂဝါ သန္တာပဇာတေဇရာပရေဟေ
တသ္မာတုဝံပိက္ခိယအပ္ပမတ္တော၊ ဗဟသုတဏှံ အပုနုတ္တ ဝါယာတိ၊ တဏှာ
မိပန္နမနုဇေပက္ခမာနေဝါ ပိက္ခိယာတိ ဘဂဝါ သန္တာပဇာတေ ဇရာပရေ
တေတသ္မာတုဝံပိက္ခိယ အပ္ပမတ္တော ဗဟသုတဏှံ အပုနုတ္တ ဝါယဟူ၍၊
အာသာ၊ ဟောကော်မူပြီး သဟဂါထာပရိယောသာနာ၊ ဂါထာကိုဟော၍
ဆုံးသည်နှင့်တပြိုင်နက်၊ တောနုဗြာဟ္မဏောန၊ ထိုပိက္ခိယပုဏ္ဏားနှင့်၊ သန္တိ၊ တ
က္ကယေ၊ အကြင်သူရှိသည်၊ ကေဆန္နာ၊ တူသောဆန္ဒရှိကုန်၏၊ ဇကပယေဝ
ဂါ၊ တူသောအကြောင်းကံရှိကုန်၏၊ ဇကောဓိပ္ပာယော၊ တူသောအလိုရှိကုန်၏၊
ဇကဝါသနာဝါထိတာ၊ တူသောဝါသနာဖြင့်တုံအပ်ကုန်၏၊ တေသံအနေက
ပါတာသဟာသာနံ၊ ထိုအထောင်မက များစွာကုန်သော သတ္တဝါတို့အား၊
ယံကိပ္ပိ၊ အထုံးရုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်းသဘောတရားသည်၊ အတ္ထိ၊
ရှိ၏၊ တံသဗ္ဗံ၊ ထိုအထုံးရုံသောဖြစ်ခြင်းသဘောတရားသည်၊ နိရောဓဓမ္မံ၊
ချုပ်ခြင်းသဘောရှိ၏၊ ဣတိ၊ ဤသို့သောဝိပဿနာ၏ အစွမ်းဖြင့်၊ ဝိရဇံ၊
ရာဂကင်းသော၊ ဝိတမသံ၊ အညစ်အကြေးကင်းသော၊ ဓမ္မစက္ခု၊ ပဉ္စမမဂ်
စသောဥာသင်သည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ တံ၊ ဝစဗြာဟ္မဏဿ၊ ထိုပိက္ခိ
ယပုဏ္ဏားအားလည်း၊ ယံကိပ္ပိ၊ အထုံးရုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်းသ
ဘောတရားသည်၊ အတ္ထိ ရှိ၏၊ တံသဗ္ဗံ၊ ထိုအထုံးရုံ သောဖြစ်ခြင်းသဘော
တရားသည်၊ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏၊ ဣဒေ၊ ဤသို့သောဝိပဿ
နာ၏အစွမ်းဖြင့်၊ ဝိရဇံ၊ ရာဂကင်းသော၊ ဝိတမသံ၊ အညစ်အကြေးကင်း

သော၊ ဓမ္မစက္ခု၊ အနာဂါမိမဂ်ဥာဏ်သည်၊ ဥဒပါဒါ၊ ထင်ရှားဖြစ်၏၊ ဓမ္မ
 စက္ခုသော အနာဂါမိမဂ်ဥာဏ်ကို ပဋိသန္ဓေကား၊ ရသည့်နှင့်၊ သဟာ၊ တကွ၊
 အဇိနဇေယျာ၊ သစ်နက်ရေဆံကုတ်တို့သည်လည်းကောင်း၊ ဝါကစီရေဏ္ဍက
 မဏ္ဍလစု၊ နေထိုင်သော သင်္ကန်း၊ သစ် သားသုံးခွကားတို့သည်လည်းကောင်း၊
 ကေသာစ၊ ဆံတို့သည် လည်းကောင်း၊ မသုစ၊ မုတ်ဆိတ်သည် ထည်း
 ကောင်း၊ အန္တရဟိတော၊ ကွယ်ကုန်၍၊ ဘဏ္ဍုကာသာယ၊ ဝတ္ထုဝသနော၊
 ဥက္ခောင်းပြီးသဖြင့်ဖန်ရေစွန်းသော သင်္ကန်းကိုခတ်သည် ဟုဆိုအပ်သော၊
 သင်္ဘာဒိပတ္တိဝိဝေခရော၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်သော၊ ဘိက္ခု၊
 ဘေထိက္ခုရဟန်းသည်၊ ဟုတွင်ဖြစ်၍၊ အန္တက္ခပဒိပတ္တိယော၊ အကျိုးသို့
 အစဉ်လိုက်သော အကျင့်ဖြင့်၊ ပဋ္ဌလိကော၊ ငါးပါးသောထိခြင်းဖြင့်လက်
 အုပ်၍သည်ဖြစ်၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ နမသမာဓော၊ ရှိခိုးလျက်၊
 ဘဝဝါ၊ ရှင်ပင်ထုရားသည်၊ မေ၊ ငါ၏၊ သတ္ထော၊ ဆရာဖြစ်တော်မူ၏၊ အဟံ၊
 အကျွန်ုပ်သည်၊ သာဝကော၊ တပည့်သည်၊ အသိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဝတ္ထာ
 ဆို၍၊ နိဿိန္ဒော၊ ထိုင်နေသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိဝိယဗျံ၊ ဝိဝိယပုဏ္ဏား၏
 အမေးသည်၊ သမတ္တံ၊ ပြီးပြီ။ ။



ဣဒံ၊ ဤပါရာယနသုတ်ကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဂ်ဓေသု၊ မဂစ
 တိုင်းတို့၌၊ ပါသာဘကေစေတီသော၊ ပါသာဇာတကစေတီ၌၊ ဝိဟရန္တော၊ နေ
 တော်မူ၍၊ ပရိနာဂိကသောဇ္ဇသန္တံ၊ ပြာပူကာနံ၊ ဗာဝရီပုဏ္ဏား၏အစုရပ်
 အကျွေးဖြစ်သောဝိဝိယပုဏ္ဏားနှင့်ဟက္ခတံကျိပ်ခြောက်ပေခက်ကုန်သော
 ပုဏ္ဏားတို့သည်၊ အဝေါစ၊ မိန့်ဟောမူ၏၊ အဗ္ဗိဇ္ဇော၊ တိုက်တွန်းအပ်သော
 မြတ်စွာဘုရားသည်၊ ပုဗ္ဗာပုဇ္ဇော၊ မေးတိုင်းမေးတိုင်း၊ ရာဌံ၊ ပြဿနာကို၊
 ဗျာကာသိ၊ ကြားတော်မူပြီ၊ ဣဒမဝေါစဘဂဝါ၊ ဣဒမဝေါစဘဂဝါ
 ဟူသည်ကား၊ ဣဒံပါရာယနံ၊ ဤပါရာယနသုတ်ကို၊ အဝေါစ၊ ဟောတော်
 မူပြီ၊ ဘဂဝါသိ၊ ဘဂဝါဟူသော အမည်တော်သည်၊ ဂါရဝါမိစေနံ၊ အ
 ရိုအသေ ခေါ်ဝေါ်အပ်သော အမည်တော်တည်း၊ (ဏ)၊ ယဒိဒံဘဂဝါတိ
 နာမံ၊ အကြင်ဘဂဝါဟူသောအမည်တော်သည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ဧတံ၊
 ထိုဘဂဝါဟူသော အမည်တော်သည်၊ သန္တိကာ၊ မျက်မှောက် ပြုအပ်
 သော၊ ပညတ္တိ၊ နာမဝဉာဏ်တော်တည်း၊ ဣတိအဟံ၊ ဤသည်လျှင်၊ ဣဒမ
 ဝေါစဘဂဝါတိဓဒေ၊ ဣဒမဝေါစဘဂဝါဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ မဂဓေသုဝိဟရန္တော၊ ပါသာဘကေစေတီ ယေတိ၊ မဂဓေသုဝိ
 ဟိရန္တော၊ ပါသာဘကေစေတီယေဟူသည်ကား၊ မဂဓနာမကော၊ မဂဂ

ခေမမည်ရှိသော၊ ဇနပဒေ၊ ဇနပုဒ်၊ ဝိဟရန္တောတိ၊ ဝိဟရန္တောဟူသည်
 ကား၊ စရန္တော၊ ဩတော်မူလျက်၊ ဝိဟရန္တော၊ နေကော်မူလျက်၊ ဣရိ
 ယန္တော၊ ဣရိယာဝုတ်ကိုဖြစ်စေလျက်၊ ဝတ္ထန္တော၊ ဣရိယာဝုတ်ကိုလည်း
 စေလျက်၊ ပါသလန္တော၊ စောင့်လျက်၊ ယပန္တော၊ ဖြစ်လျက်၊ ယာပေန္တော၊
 ဖြစ်စေလျက်၊ ပါသပဏကောစေ တိယေတိ၊ ပါသပဏကောစေ တိယေဟူ
 သည်ကား၊ ဗုဒ္ဓါနာသနံ၊ ဖြတ်စွာသူများတို့၏ နေရာကို၊ ပါသပဏကောစေ
 တိယန္တိ၊ ပါသပဏကောစေတိဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏၊ ဣတိအယံ၊ ဤသည်
 လျှင်၊ မဂဓေသုဝိဟရန္တော ပါသပဏကောစေတိ ယေတိပဒေသ၊ မဂဓေ
 သုဝိဟရန္တောပါသပဏကောစေတိယေ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ပရိစာရိက သောဠသန္တံ ဗြာဟ္မဏာနန္တိ၊ ပရိစာရိကသောဠသန္တံ
 ဗြာဟ္မဏာနံ ဟူသည်ကား၊ ဝိဝိဿယ၊ ဗြာဟ္မဏော၊ ဝိဝိဿယုတ္တော၊ သည်၊
 ဗာဝရိယာဗြာဟ္မဏ သ၊ ဗာဝရိယုတ္တော၊ စေ၊ ပဋ္ဌာ၊ စားသောသူသည်၊ ပဋ္ဌ
 စရာ၊ စားခြင်းဖြင့် နေသော သူသည်၊ ပရိစာရိကော၊ အလုပ်အကျွေး
 သည်၊ သိသော၊ တပည့်သည်၊ သိယာ၊ ဖြစ်ရာ၏၊ တေန၊ ထိုဝိဝိဿယုတ္တော၊
 နှင့်တကွ၊ တေနသောဠသ၊ ထိုတကျိ ခြောက်ယောက်သော ပုတ္တော၊ တို့
 သည်၊ ဘောန္တိ၊ ဖြစ်ကုန်၏၊ ဣတိဇေဓိ၊ ဤသို့လည်း၊ ပရိစာရိကသောဠသန္တံ
 ဗြာဟ္မဏာနန္တိ ပဒေသ၊ ပရိစာရိကသောဠသန္တံ ဗြာဟ္မဏာနံ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက် တည်း၊ အထဝါ၊ တနည်းကား၊ တေသောဠသ ဗြာဟ္မဏာ၊
 ထိုတကျိခြောက်ယောက်ကုန်သော ပုတ္တော၊ တို့သည်၊ ဘဂဝတော၊ တုန်း
 တော်ကြီးသော၊ ဗုဒ္ဓသာ၊ ဖြတ်စွာသူများ၏၊ ပဋ္ဌာ၊ စားသောသူတို့သည်၊
 ပဋ္ဌစရာ၊ စားဆည်းကပ်သော သူတို့သည်၊ ပရိစာရိကသိသာ၊ အလုပ်
 အကျွေး တပည့်တို့ သည်၊ သိယံ၊ ဖြစ်ကုန်၏၊ ဣတိဇေဓိ၊ ဤသို့လည်း၊ ပရိစာ
 ရိကသောဠသန္တံ ဗြာဟ္မဏာနန္တိ ပဒေသ၊ ပရိစာရိကသောဠသန္တံ ဗြာဟ္မဏာနံ၊
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အတ္ထိဋ္ဌောပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာ
 သိတိတ္ထပဒေ၊ အတ္ထိဋ္ဌောပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာသိဟူသော ဤပုဒ်၌၊ အတ္ထိ
 ဋ္ဌောတိ၊ အတ္ထိဋ္ဌောဟူသည်ကား၊ အတ္ထိဋ္ဌောအဇ္ဈေသိတော၊ တိုက်တွန်းအပ်
 သည်ဖြစ်၍၊ ပုဋ္ဌောပုဋ္ဌောတိ၊ ပုဋ္ဌောပုဋ္ဌောဟူသည်ကား၊ ပုဋ္ဌောပုဋ္ဌောပုဋ္ဌိ
 တောပုဋ္ဌိတော၊ မေးတိုင်းမေးတိုင်း၊ ယာဝိတော၊ ယာဝိတော၊ တောင်းပန်
 တိုင်းတောင်းပန်တိုင်း၊ အဇ္ဈေသိတော အဇ္ဈေသိနံဘာ၊ တိုက်တွန်းတိုင်း
 တိုက်တွန်းတိုင်း၊ မသာရိတော မသာရိတော၊ အောက်မေ့တိုင်း အောက်
 မေ့တိုင်း၊ ပဋ္ဌံ ဗျာကာသိတိ၊ ပဋ္ဌံ ဗျာကာသိ ဟူသည်၊ ဝေး၊ ပဋ္ဌံ ဗြာဟ္မဏာ

ကို၊ ဗျာကာသိအာဝိက္ခိ၊ ကြားတော်မူပြီ၊ ဒေသေသိ၊ ဟောတော်မူပြီ၊ ပည
 ပေသိ၊ သိစေပြီ၊ ပဋ္ဌပေသိ၊ ထားစေပြီ၊ ဝိဝရိ၊ ဖွင့်ပြီ၊ ဝိဘဇိ၊ ဝေသာန်ပြီ၊
 ဥက္ကာနိ အကာသိ၊ ပေါ်သည်ကိုပြုပြီ၊ ပဏာသေတိ၊ ထင်ရှားပြုပြီ၊ ဣတိအ
 ယံ၊ ဤသည်လျှင်၊ အန္တိဋ္ဌောပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာသိတံပဒေသ၊ အန္တိဋ္ဌော၊
 ပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာသိဟူသောပုဒ်၏၊ အံတ္ထော၊ အနက်တည်း၊ တေန၊
 ထိုကြောင့်၊ ဣဒမဝေါစာဂဝါ၊ မဂဓေသုဝိဟရန္တော၊ ပါသာဓာဏကဓေတိ
 ယေ၊ ပရိစာရိကသောဋ္ဌသန္တံ ဗြာဟ္မဏာနံ၊ အန္တိဋ္ဌောပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာ
 သိတံ၊ ဣဒမဝေါစာဂဝါ၊ မဂဓေသုဝိဟရန္တော၊ ပါသာဓာဏကဓေတိယေ၊
 ပရိစာရိကသောဋ္ဌသန္တံ ဗြာဟ္မဏာနံ၊ အန္တိဋ္ဌောပုဋ္ဌောပုဋ္ဌောပဋ္ဌံ ဗျာကာသိဟူ
 သော၊ ဧတံစစနံ၊ ဤစကားကို၊ သူတို့ကလေးကလေး၊ သင်္ဂါယနာတင်
 ကုန်သောစာရာတို့သည်၊ ဝုတ္တတိ၊ ဆိုအပ်၏။ ။

စေတိ၊ အကဟံ၍လည်း၊ ဧကမေကဿ၊ တယောဂံတယောဂံဝိမေ၊
 အပ်သော၊ ပဋ္ဌာ၊ စ၊ တရတရဝိသောအမေ၏၊ အတ္ထံ၊ အနက်ကို၊ အညာယ၊
 သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဓမ္မာနုဓမ္မံ၊ ဝေ၊ ကုတ္တရာနှင့်ထျော်သော
 အာသုနှင့်ကို၊ ပရိဝဇ္ဇေယျ၊ ကျင့်ငြားအံ့၊ ဇရာမရဏဿ၊ အိုခြင်းသေခြင်း၏၊
 ပါရိ၊ ကမ်းတဘက်ဖြစ်သော နိဗ္ဗာန်သို့၊ ဝစ္ဆေ ယျ၊ ရောက်ရာ သလျှင်က
 တည်း၊ ဣဒမဓမ္မာ၊ ဤစကားတို့သည်၊ ပါရေမနိယာ၊ နိဗ္ဗာန်ဟူသောကမ်း
 တဘက်သို့ သွားခြင်းငှါ သိုက်ကုန်သလျှင် ကတည်း၊ ဣတိစသော၊ ထို
 ကြောင့်၊ ဣဒမဿဓမ္မ ပရိယာဟဿ၊ ဤဓမ္မဒေသနာ၏၊ ပါရာယနန္တော၊
 ပါရာယနဟူ၍သာလျှင်၊ အဝိစစနံ၊ အမည်သည်၊ ဘဝတိ၊ ဖြစ်၏။ ။ ဧက
 မေကဿစေတိပဋ္ဌာသဟိ၊ ဧကမေကဿစေတိပဋ္ဌာသဟူသည်ကား၊ စေတိ၊
 အကဟံ၍လည်း၊ ဧကမေကဿ၊ တယောဂံတယောဂံဝိသော၊ အဇိတ
 ပဋ္ဌာယ၊ အဇိတပုဏ္ဏားသည်မေးအပ်သော၊ ဧကမေကဿ၊ တရတရသော
 အမေ၏လည်းကောင်း၊ စေတိ၊ အကဟံ၍လည်း၊ တိဿမေတ္ထေယျပဋ္ဌာယ၊
 တိဿမေတ္ထေယျပုဏ္ဏားသည်မေးအပ်သော၊ ဧကမေကဿစ၊ တရတရ
 သောအမေ၏လည်းကောင်း၊ စေတိ၊ အကဟံ၍လည်း၊ ဝုတ္တကပဋ္ဌာယ၊ ဝုတ္တ
 ကပုဏ္ဏားသည်မေးအပ်သော၊ ဧကမေကဿစ၊ တရတရသောအမေ၏
 လည်းကောင်း၊ စေတိ အကဟံ၍လည်း၊ မေတ္ထဂုပဋ္ဌာယ၊ မေတ္ထဂုပုဏ္ဏား
 သည်မေးအပ်သော၊ ဧကမေကဿစ၊ တရတရသော အမေ၏ လည်း
 ကောင်း၊ စေတိ၊ အကဟံ၍လည်း၊ ဓောတကပဋ္ဌာယ၊ ဓောတကပုဏ္ဏားသည်
 မေးအပ်သော၊ ဧကမေကဿစ၊ တရတရသော အမေ၏လည်း၊ စေတိ၊

အကယ်၍လည်း၊ ဥပသိဝပဉ္စာ၊ ဥပသိဝ ပုတ္တေားသည်မေးအပ်သော၊ ဧက
မေကဿစ၊ တခုတခုသောအမေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊
နန္ဒကပဉ္စာ၊ နန္ဒကပုတ္တေားသည်မေးအပ်သော၊ ဧကမေကဿစ၊ တခုတခု
သောအမေး၏ လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ ဟေမကပဉ္စာ၊
ဟေမကပုတ္တေားသည် မေးအပ်သော၊ ဧကမေကဿစ၊ တခုတခုသောအ
မေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ ဟောဒေယုပဉ္စာ၊ တော
ဒေယုပုတ္တေားသည်မေးအပ်သော၊ ဧကမေကဿစ၊ တခုတခုသောအမေး၏
လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ ကပ္ပပဉ္စာ၊ ကပ္ပပုတ္တေားသည်မေး
အပ်သော၊ ဧကမေကဿစ၊ တခုတခုသောအမေး၏လည်းကောင်း၊ စေပိ၊
အကယ်၍လည်း၊ ဇတုကဏ္ဍိကပဉ္စာ၊ ဇတုကဏ္ဍိက ပုတ္တေားသည် မေး
အပ်သော၊ ဧကမေကဿစ၊ တခုတခုသောအမေး၏လည်းကောင်း၊ စေပိ၊
အကယ်၍လည်း၊ ဘဒ္ဒိဒုခပဉ္စာ၊ ဘဒ္ဒိဒုခပုတ္တေားသည်မေးအပ်သော၊ ဧက
မေကဿစ၊ တခုတခုသောအမေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊
ဥဒယပဉ္စာ၊ ဥဒယပုတ္တေားသည်မေးအပ်သော၊ ဧကမေကဿစ၊ တခုတခု
သောအမေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ ပေါသာလပဉ္စာ၊
ပေါသာလ ပုတ္တေားသည် မေးအပ်သော၊ ဧကမေကဿစ၊ တခုတခုသော
အမေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ မောစရာဇာပဉ္စာ၊ မော
စရာဇာပုတ္တေားသည် မေးအပ်သော၊ ဧကမေကဿစ၊ တခုတခုသောအ
မေး၏လည်းကောင်း၊ စေပိ၊ အကယ်၍လည်း၊ ဝိဝိသပဉ္စာ၊ ဝိဝိသပုတ္တေား
သည်မေးအပ်သော၊ ဧကမေကဿစ၊ တခုတခုသောအမေး၏လည်းကောင်း၊
ဣတိအယံ၊ ဤသည်လျှင်၊ ဧကမေကဿစေပိ ပဉ္စာသာတိပဒဿ၊ ဧကမေ
ကဿစေပိပဉ္စာဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ အတ္ထမညာယ
ဓမ္မမညာယာတိ၊ အတ္ထမညာယဓမ္မမညာယ ဟူသည်ကား၊ သွေဝဗညော၊
ထိုအမေးသည်လျှင်၊ ဓမ္မော၊ ပါဠိမည်၏၊ ဝိသုဒ္ဓိန္နံ၊ ဖြေခြင်းသည်၊ အတ္ထော၊
အနက်မည်၏၊ အတ္ထမညာယာတိ၊ အတ္ထမညာယ ဟူသည်ကား၊ အတ္ထံ၊
အနက်ကို၊ အညာယ ဇာနိတွာ၊ သိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရယိ
တွာ၊ ရုံးစင်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားပြု၍၊
ဣတိအယံ၊ ဤသည်လျှင်၊ အတ္ထမညာယာတိပဒဿ၊ အတ္ထမညာယဟူသော
ဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဓမ္မမညာယာတိ၊ ဓမ္မမညာယဟူသည်ကား၊
ဓမ္မံ၊ ပါဠိကို၊ အညာယ ဇာနိတွာ၊ သိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊
ရုံးစင်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားသည်ကိုပြု၍၊

*ဣတိအယံ၊ ဤသည်လျှင်၊ အတ္ထမညာယ ဓမ္မမညာယ၊ တိပဒဿ၊ အတ္ထ
 မညာယဓမ္မမညာယ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဓမ္မာနုဓမ္မံ
 ဝပိပဇ္ဇေယျာတိ၊ ဓမ္မာနုဓမ္မံပပိဇ္ဇေယျဟူသည်ကား၊ သမ္မာပပိပဒံ၊ ကောင်း
 သောအကျင့်ကို၊ အနုလောမပပိပဒံ၊ လျော်သောအ ကျင့်ကို၊ အပစ္စနိကပပိ
 ပဒံ၊ မဆန့်ကျင်သော အကျင့်ကို၊ အန္တတ္ထပပိပဒံ၊ အာချီးသို့ အစဉ်လိုက်
 သောအကျင့်ကို၊ ဓမ္မာနုဓမ္မပပိပဒံ၊ ထောကုတ္တရာနှင့် လျော်သောအကျင့်ကို၊
 ဝပိပဇ္ဇေယျ၊ ကျင့်ငြားအံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဓမ္မာနုဓမ္မံပပိပဇ္ဇေယျာ
 တိပဒဿ၊ ဓမ္မာနုဓမ္မံ ပပိပဇ္ဇေယျဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 ဂစ္ဆေယျဝဇရာမရဏဿပါရန္တိ ဣတ္ထပဒေ၊ ဂစ္ဆေယျဝဇရာမရဏဿပါ
 ရံဟူသောဤပုဒ်၌၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ဇရာမရ
 ဏဿ၊ အိုခြင်းသေခြင်း၏ ပါရံ၊ အဆုံးဖြစ်သော ကမ်းဟူ၍၊ ဝုပ္ပတိ၊ ဆို
 *အပ်၏၊ ယောသော၊ အကြင်တရားသည်၊ သဗ္ဗသင်္ခါရဿမထော၊ အထုံးစုံ
 သောသင်္ခါရ်၏ငြိမ်းရာဖြစ်၏၊ သဗ္ဗပပိပပိနိဿယေ၊ အထုံးစုံသောဥပဓိ
 တို့၏စွန့်ရာဖြစ်၏၊ တဗျက္ခယော၊ တဗျာ၏ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ
 ၏ကင်းရာဖြစ်၏၊ နိရောဓော၊ ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဗျာမှထွက်
 မြောက်ရာဖြစ်၏၊ ဣယံ၊ ဤနိဗ္ဗာန်တရားကို၊ ပါရံ၊ ပါရဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
 ၏၊ ဂစ္ဆေယျဝဇရာမရဏဿ ပါရန္တိ၊ ဂစ္ဆေယျဝဇရာမရဏဿ ပါရံ
 ဟူသည်ကား၊ ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏၊ ပါရံ၊ အဆုံးဖြစ်သော
 နိဗ္ဗာန်ဟူသော ကမ်းသို့၊ ဂစ္ဆေယျ၊ ရောက်ရာသလျှင် ကတည်း၊ ပါရံ၊
 နိဗ္ဗာန်တည်း ဟူသော ကမ်းကို၊ အဝိဂစ္ဆေယျ၊ ရသလျှင် ကတည်း၊
 ပါရံ၊ နိဗ္ဗာန်တည်းဟူသောကမ်းသို့၊ အဝိပဿေယျ၊ တွေ့သလျှင်ကတည်း၊
 ပါရံ၊ နိဗ္ဗာန်တည်း ဟူသောကမ်းသို့၊ သန္တိကရေယျ၊ မျက်မှောက်ပြုသ
 လျှင်ကတည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂစ္ဆေယျဝဇရာမရဏဿပါရ
 န္တိပဒဿ၊ ဂစ္ဆေယျဝဇရာမရဏဿပါရံဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ပါရင်္ဂမနိယာ ဣမေဓမ္မာတိ၊ ပါရင်္ဂမနိယာဣမေဓမ္မာဟူသည်ကား၊
 ဣမေဓမ္မာ၊ ဤသောကုတ္တရာနှင့်လျော်သောတရားကိုသည်၊ ပါရင်္ဂမနိယာ၊
 နိဗ္ဗာန်ဟူသောကမ်းသို့ရောက်စေခြင်းငှါထိုက်ကုန်၏၊ ပါရံ၊ နိဗ္ဗာန်ကမ်းသို့၊
 ပါပေန္တိ၊ ရောက်စေတတ်ကုန်၏၊ ပါရံ၊ နိဗ္ဗာန်ကမ်းသို့၊ သံပါပေန္တိ၊ ကောင်း
 စွာရောက်စေတတ်ကုန်၏၊ ပါရံ၊ နိဗ္ဗာန်ကမ်းသို့၊ သမနုပါပေန္တိ၊ အစဉ်အ
 တိုင်းရေခံစေတတ်ကုန်၏၊ ဇရာမရဏဿ၊ အိုခြင်းသေခြင်းကို၊ တရဏါယ
 လ္လနံခြင်းငှါ၊ သံဝတ္တန္တံ၊ ဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ပါရင်္ဂမနိယာ

ဣမေဓမ္မာတိပဒဿ၊ ပါရဂူမနိယာဣမေဓမ္မာဟူသောပုဂ္ဂိုလ်၊ အတ္ထေ၊ အနက်၊
 တည်း၊ တသ္မာဣမဿဓမ္မပရိယာယသောတိတ္ထေပဒေ၊ တသ္မာဣမဿဓမ္မ
 ပရိယာယသဟူသောဤပုဂ္ဂိုလ်၊ တသ္မာဟူသည်ကား၊ တသ္မာထံ
 ကရတာ၊ ထိုသို့ နိဗ္ဗာန်ဟူသောကမ်းထို့ ရောက်စေတတ်သော ကြောင့်၊
 တံဟေတု၊ ထိုနိဗ္ဗာန်သို့ရောက်ခြင်း၏အကြောင်းဖြစ်သောကြောင့်၊ တပုစ္ဆ
 ယာ၊ ထိုနိဗ္ဗာန်ဟူသော အကျိုးကိုစွဲ၍ဖြစ်တတ်သော ကြောင့်၊ တံနိဒါနာ၊ ထို
 နိဗ္ဗာန်ဟူသောအကျိုးကိုပြုတတ်သောကြောင့်၊ ဣမဿဓမ္မပရိယာယသော
 တိ၊ ဣမဿဓမ္မပရိယာယသောဟူသည်ကား၊ ဣမဿပါရာယနဿ၊ ဤပါ
 ရာယနဒေသနာတော်၏၊ ဣတိဣယံ၊ ဤသည်သျှင်၊ တသ္မာဣမဿဓမ္မပရိ
 ယာယသောတိပဒဿ၊ တသ္မာ ဣမဿဓမ္မပရိယာယ ဟူသော ပုဂ္ဂိုလ်၊ အ
 ဣတ္ထေ၊ အနက်တည်း၊ ပါရာယနန္တေဝအဓိဝစနန္တိတ္ထေပဒေ၊ ပါရာယနန္တေ
 ဝအဓိဝစနံဟူသောဤပုဂ္ဂိုလ်၊ အမတ်၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊
 ပါရံ၊ ပါရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ (လ)၊ နိရောဓော၊ ရာဂ၏ ချုပ်ရာထည်း
 ကောင်း၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်ရာထည်းကောင်း၊ ဣဒံ၊ ထိုနိဗ္ဗာန်ကို၊
 ပါရံ၊ ပါရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မဂ္ဂေါ၊ နိဗ္ဗာန်ဟူသော ခရီးကို၊ အာယတနံ၊
 အာယတနဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အဓိဝစနန္တိ၊ အဓိဝစနံ ဟူသည်ကား၊
 သင်္ခါ၊ ဆိုခြင်းတည်း၊ သမညာ၊ သရက်ခြင်းတည်း၊ ပညတ္ထိ၊ သိစေခြင်း
 တည်း၊ ဝေါဟာရော၊ ဝေါဝေါခြင်းတည်း၊ နာမံ၊ ညွတ်ခြင်းတည်း၊ နာမက
 မ္ဘိညွတ်သောအမှုတည်း၊ နာမဓေယျံ၊ အမည်နှင့် စပ်ခြင်းတည်း၊ နိရုတ္တိ၊
 ပေါ်ထုတ်ခြင်းတည်း၊ ဗျဉ္ဇနံ၊ ပြုခြင်းတည်း၊ အဘိယာပေါ၊ ဆိုခြင်းတည်း၊
 ဣတိဣယံ၊ ဤသည်သျှင်၊ ပါရာယနန္တေဝအဓိဝစနန္တိပဒဿ၊ ပါရာယနန္တေ
 ဝအဓိဝစနံဟူသောပုဂ္ဂိုလ်၊ အတ္ထေ၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သင်္ခါ
 တိကာရကေဟိ၊ သင်္ခါယနာ တင်ကုန်သော ဆရာတို့သည်၊ ဧကမေက
 သာစေပိပဋ္ဌဿအတ္ထမညာယဓမ္မမညာယ ဓမ္မာနုဓမ္မာပိပဇ္ဇေယျဂစ္ဆေယေ
 ဝဇရာမရဏဿပါရံပါရဂူမနိယာဣမေဓမ္မာတိတသ္မာ ဣမဿဓမ္မပရိယာ
 ယသပါရာယနန္တေဝအဓိဝစနန္တိ၊ ဧကမေကသာစေပိပဋ္ဌဿအတ္ထမညာ
 ယဓမ္မမညာယဓမ္မာနုဓမ္မာပိပဇ္ဇေယျဂစ္ဆေယေ ဇရာမရဏဿပါရံပါရဂူ
 မနိယာဣမေဓမ္မာတိတသ္မာဣမဿဓမ္မပရိယာဟာယာ ပါရာယနန္တေဝအဓိ
 ဝစနံဟူသော၊ ဧဝံဝစနံ၊ ဤစကားကို၊ ဝုစ္စတိ၊ ဆို အပ်၏။



အဓိကော၊ အဓိကမည်သောပုစ္ဆာ၊ သည်းကောင်း၊ တိယမေတ္ထေ
 ဧသ္မာ၊ တိယမေတ္ထေယျမည်သောပုစ္ဆာ၊ သည်းကောင်း၊ ပုစ္ဆကော၊ ပုစ္ဆ

ကမည်သောပုဂ္ဂိုလ်လည်းကောင်း၊ အထံထိုမှလာပါး၊ မေတ္တရ၊ မေတ္တရ
 ပုဂ္ဂိုလ်လည်းကောင်း၊ ခေတကော၊ ခေတကပုဂ္ဂိုလ်လည်းကောင်း၊ ဥပ
 သိဝေါ၊ ဥပသိဝပုဂ္ဂိုလ်လည်းကောင်း၊ နန္ဒာစ၊ နန္ဒပုဂ္ဂိုလ်လည်းကောင်း၊
 အထံထိုမှလာပါး၊ ဟေမကောစ၊ ဟေမကပုဂ္ဂိုလ်လည်းကောင်း၊ နုဘယော
 နှစ်ယောက်ကုန်သော၊ ကောဒေယျကပ္ပ၊ ကောဒေယျပုဂ္ဂိုလ်လည်းကောင်း၊
 လည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ ဇတုကဏ္ဍိစ၊ ဇတုကဏ္ဍိပုဂ္ဂိုလ်
 လည်းကောင်း၊ ဘဒ္ဒိဗုဒ္ဓော၊ ဘဒ္ဒိဗုဒ္ဓပုဂ္ဂိုလ်လည်းကောင်း၊ ဥဒယောစ၊
 ဥဒယပုဂ္ဂိုလ်လည်းကောင်း၊ ပေါသာဇောစ၊ ဝိဗြာဟ္မဒတာ၊ ပေါသာဇ
 မည်သောပုဂ္ဂိုလ်လည်းကောင်း၊ မေခေဝိ၊ ပညာရှိသော၊ မောဇာရာဇာစ၊
 မောဇာရာဇမည်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဝိဝိယော၊ ဝိဝိယအမည်ရှိ
 သော၊ မဟာဇ္ဇထိ၊ ရသေ့ကြီးလည်းကောင်း၊ ဇေတ၊ ထိုပုဂ္ဂိုလ်တို့
 သည်၊ သမ္ပန္နစရဏံ၊ ပါတိမောက္ခသိဝစသော အကျင့်နှင့်ပြည့်စုံထသော၊
 ဇ္ဇထိ၊ ဘေးမှူးအခေါင်းကိုရှာဖွေထသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပါ
 ဝတ္ထု၊ ကပ်ရောက်ကုန်၏၊ နိပုဇဏ၊ ထိမ်မွေ့ ကုန်သော၊ ပဉ္ဇေ၊ အမေးတို့ကို၊
 ပုစ္ဆိန္ဒာ၊ မေးလိုကုန်သည်ဖြစ်၍၊ ဗုဒ္ဓဗေဒ္ဓံ၊ အထူးသဖြင့် မြီးမွမ်းအပ်
 သောမြတ်စွာဘုရားသို့၊ ဥပါဂရံ၊ ကပ်ရောက်ကုန်ပြီး၊ ဇေတဗုဒ္ဓံ၊ ဥပါ
 ဝတ္ထု၊ နိဗ္ဗေပဒေ၊ ဇေတဗုဒ္ဓံ၊ ဥပါဝတ္ထု၊ ဟုသော ဤပုဂ္ဂိုလ်၊ ဇေတတိ၊ ဇေတ
 ဟူသည်ကား၊ သောဇ္ဇာ၊ တကျိပ်ခြောက်ဟေ့ခတ် ကုန်သော၊ ပါရာယ
 နိယာ၊ ပါရာယနသုတ္တန်ကိုနာကုန်သော၊ ဗြာဟ္မဒတာ၊ ပုဂ္ဂိုလ်တည်း၊ ဗုဒ္ဓေါ
 တိ၊ ဗုဒ္ဓေါဟူသည်ကား၊ ယောသောဝာဂေါ၊ အကြွင်းမြတ်စွာဘုရားသည်၊
 သယမ္ပ၊ မိမိအလိုလိုဖြစ်တော်မူ၏၊ အနာစရိယကော၊ ဆရာမရှိဘဲလျက်၊
 ပုဗ္ဗေ၊ ရှေး၌၊ အနုဗုဿတေသု၊ မကြားဘူးဟုဆိုသော၊ ဓမ္မေသု၊ တရားတို့၌၊
 သာမံ၊ မိမိအလိုလိုသာလျှင်၊ သစ္စာနိ၊ လေးပါးသော သစ္စာတို့ကို၊ အထိ
 သမ္ပုဏ္ဏိ၊ အလွန်ကောင်းစွာဆီးထွင်း၍လိပြီ၊ တတ္ထစ၊ ထိုသစ္စာတို့၌လည်း၊
 သဗ္ဗညုတံ၊ သဗ္ဗညုတအဖြစ်သို့၊ ပဏ္ဍေ၊ ရောက်တော်မူပြီ၊ ဗဇေသုစ၊
 ဆယ်ပါးသော ဘုရားအဖွဲ့ တော်တို့၌လည်း၊ ဝသိဘာဝံ၊ အစိုးရသော
 အဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူပြီ၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါဟူသည်ကား၊ ကေ
 နုဗ္ဗန၊ အာဇာတ်သို့သော အနက်ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်သနည်း၊ သစ္စာ
 နိ၊ သစ္စာ လေးပါးတို့ကို၊ ဗုဒ္ဓိတော၊ သိတော်မူတတ်၏၊ ဇ္ဇထိ၊ ထိုကြောင့်၊
 ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ပဇာယ၊ သတ္တဝါ အပေါင်းကို၊ ဗောဇေတာ၊
 သစ္စာလေးပါးတို့ကို နှိဝေတော် မူတတ်၏၊ ဇ္ဇထိ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊

ဗုဒ္ဓမည်တော်၏၊ သဗ္ဗညုကာယ၊ ခပ်သိမ်းသော တရားတို့ကို ထိစေခြင်း
 ဌာငှါစွမ်းနိုင်သော အဖြစ်တည်းဟူသော ညွှန်ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်
 တော်မူ၏၊ သဗ္ဗဒဿာဝိကာယ၊ ခပ်သိမ်းသော တရားတို့ကို ညွှန်ချက်စီ
 ဖြင့်မြင်တတ်သည်၏အဖြစ်ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ အနုညနေယျ
 ကာယ၊ သူတပါးသည်မသိစေအပ်သောအားဖြင့်အလိုလို ကြားသိသည်၏
 အဖြစ်ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဝိကသိကာယ၊ ပွင့်သောပဒုဗ္ဗာ
 ကြာကဲ့သို့အထူးထူးသော ဂုဏ်တော်တို့၏ ပွင့်ခြင်းသို့ ရောက်စေသည်
 ၏အဖြစ်ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဝိတာသဝသင်္ခါတေန၊ ကုန်
 ပြီးသော အသေအရကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ နိရုဗတ္တိဇယသ
 သင်္ခါတေန၊ တဏှာဟူသောညစ်ညူးခြင်းမရှိသောအရကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓ
 မည်တော်မူ၏၊ ဧကန္တဝိဘရာဂေါ၊ စင်စစ်ရာဂတို့မှကင်းတော်မူပြီ၊ ဣတိ၊
 ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဧကန္တဝိဘဒေါသော၊ စင်စစ်ဒေါသ
 မှကင်းတော်မူပြီ၊ ဣတိ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဧကန္တဝိတ
 မောကော၊ စင်စစ်မောဟမှကင်းတော်မူပြီ၊ ဣတိ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓ
 မည်တော်မူ၏၊ ဧကန္တနိတ္တိဇယသော၊ စင်စစ်ကိလေသာတို့မှကင်းတော်မူ
 ပြီ၊ ဣတိ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဧကောယနမပ္ပံ၊ အကြွေအရံကို
 ခွါ၍ဆိတ် ခြိမ်သဖြင့်ထိအပ်ရောက်အပ်သော နိဗ္ဗာန်ခရီးသို့၊ ဝတော၊ ရောက်
 တော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဧကော၊ မိမိအလိုလို၊
 အနုတ္တရံ၊ အတုမရှိသော၊ သဗ္ဗာသဓမ္မာမိံ၊ ကောင်းစွာသိတတ်သော သဗ္ဗညု
 တညာဏ်ကို၊ အဘိသမ္ဘုဒ္ဓေါ၊ အလွန်သိတော်မူတတ်၏၊ ဣတိ၊ ထိုကြောင့်၊
 ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ အဗုဒ္ဓိဝိဟကတ္တာ၊ မောဟကံ ဖျက်ဆီးတတ်
 သည်၏ အဖြစ်ကြောင့်၊ ဗုဒ္ဓိဝနိယာတာ၊ ပညာကံတော်မူ၏၊ ဣတိ၊ ထို
 ကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဧတံဗုဒ္ဓေါတိနာမံ၊ ဗုဒ္ဓဟူသောဤအမည်
 တော်ကို၊ မာယနာ၊ မတ်တော်သည်၊ နကတံ၊ မမှည့်အပ်၊ ဝိတရာ၊ ခမည်း
 တော်သည်၊ နကတံ၊ မမှည့်အပ်၊ ဘာတရာ၊ ညီတော်သည်၊ နကတံ၊ မမှည့်
 အပ်၊ တဂိနိယာ၊ နှမတော်သည်၊ နကတံ၊ မမှည့်အပ်၊ မိတ္တာမဇ္ဈေဟိ၊ အဆွေ
 ခင်ပွန်းတို့သည်၊ နကတံ၊ မမှည့်အပ်၊ ညာတိသာဇေယဟိဇေဟိ၊ မိမျိုးစာ
 မျိုးစပ်သောသူတို့သည်၊ နကတံ၊ မမှည့်အပ်၊ သမတုပြာဟူဇေဟိ၊ ရဟန်း
 ပုဂ္ဂိုလ်တို့သည်၊ နကတံ၊ မမှည့်အပ်၊ ဒေဝတာဟိ၊ သိကြီးသုယဒင်သန္တ၊
 သိတစသောနတ်တို့သည်၊ နကတံ၊ မမှည့်အပ်၊ ယဒိဒံယံ ဣဝံဗုဒ္ဓေါတိနာမံ၊
 အကြင်ဗုဒ္ဓဟူသောအမည်တော်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ထိုဗုဒ္ဓဟူသောအ

မည်တော်သည်၊ ဘဂဝန္တနံ၊ ဘုန်းတော်ကြီးကုန်သော၊ ဗုဒ္ဓါနံ၊ မြတ်စွာဘု
 ရားတို့၏၊ ဝိမောက္ခန္တိကံ၊ အမဟတ္တမဂ်၏အဆုံး၌ဖြစ်သော၊ ဗောဓိယာမူ
 ထေ၊ ဗောဓိပင်အနီး၌၊ သဗ္ဗညုတညာဏသော၊ သဗ္ဗညုတညာဏ်ကို၊ သဟ
 ပရိသာသာ၊ ရတော်မူသည်နှင့်တကွ၊ သန္တိကာ၊ ခပ်သိမ်းသောတရားကို
 မျက်မှောက်ပြုသဖြင့်ဖြစ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဧတေ
 ဗုဒ္ဓံဥပဂစ္ဆန္တိ၊ ဧတေ ဗုဒ္ဓံဥပဂစ္ဆျံ ဟူသည်ကား၊ ဧတေ၊ ထိုတကျိပ်
 ခြောက်ယောက်ကုန်သောဝုဏ္ဏားတို့သည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပဂါ
 မိံသု၊ အနီးသို့ကပ်ကုန်၏၊ ဥပသကံမိံသု၊ ဆည်းကပ်သာရောင်ကုန်၏၊ ပပမိ
 ခူပါထိံသု၊ အနီး၌ရှိသောစွာနေကုန်၏၊ ပရိပုစ္ဆိံသု၊ အမေးကိုဆောင်ကုန်၏၊
 ပရိပဉ္စိံသု၊ အမေးကိုနှိုင်းယှဉ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧတေဗုဒ္ဓံ
 ဥပါဂစ္ဆန္တိပဒေသာ၊ ဧတေဗုဒ္ဓံဥပါဂစ္ဆျံဟူသောဝုန်၏၊ အတ္ထော၊ အနက်
 တည်း၊ သမ္ပန္နစရဏံ၊ သမ္ပန္နစရဏ်တို့၊ ဣတိံဟူသောဤဝုန်၌၊
 သိသာစာရနိဗ္ဗတ္တိ၊ သိသာအကျင့်ကိုဖြစ်စေခြင်းကို၊ စရဏံ၊ စရဏဟူ၍၊
 ဝုတ္တတိ၊ ဆိုအပ်၏၊ သိဇာသံဝရောပိ၊ သိဇာကိုစောင့်စည်းခြင်းသည်လည်း၊
 စရဏံ၊ စရဏမည်၏၊ ဣန္ဒြိယသံဝရောပိ၊ ဣန္ဒြိယကိုစောင့်စည်းခြင်းသည်
 လည်း၊ စရဏံ၊ စရဏမည်၏၊ ဘောဇနေ၊ ဘောဇဇဉ်၌၊ မတ္တညုတာပိ၊ အ
 တိုင်းအရှည်ကိုသိသောအဖြစ်သည်လည်း၊ စရဏံ၊ စရဏမည်၏၊ ဇာဂရိ
 ယာနုယောဂေါပိ၊ နိုးကြားခြင်းနှင့်ယှဉ်ခြင်းသည်လည်း၊ စရဏံ၊ စရဏ
 မည်၏၊ သတ္တပိသဒ္ဓမ္မာနိ၊ ခုနစ်ပါးကုန်သောသုတော်ကောင်းတို့၏တရားတို့
 ကိုလည်း၊ စရဏာနိ၊ စရဏာတို့ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ
 နိ၊ ဟောတော်မူအပ်ကုန်၏၊ စတ္တာရိပိဝိဘာဗျာနံ၊ လေးပါးကုန်သောသမာ
 ပတ်တို့ကိုလည်း၊ စရဏာနိ၊ စရဏာတို့ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရား
 သည်၊ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏၊ သမ္ပန္နစရဏန္တိ၊ သမ္ပန္နစရဏံဟူ
 သည်ကား၊ သမ္ပန္နစရဏံ၊ ပြည့်စုံသောအကျင့်ရှိထသော၊ သေဋ္ဌစရဏံ၊ ပြီး
 ပွမ်းအပ်သော အကျင့်ရှိထသော၊ ဝိသိဋ္ဌစရဏံ၊ အထူးသဖြင့်ပြီးပွမ်းအပ်
 သောအကျင့်ရှိထသော၊ ပါမောက္ခစရဏံ၊ အကြီးဖြစ်သော အကျင့်ရှိထ
 သော၊ ဥတ္တမစရဏံ၊ မြတ်သောမဂ်ဟူသောအကျင့်ရှိထသော၊ ပဝရစရ
 ဏံ၊ အလွန်မြတ်သောအကျင့်ရှိထသော၊ ဣတိတိ၊ ဣတိဟူသည်ကား၊ ဣတိ၊
 တရားတို့ရှာဖွေဘက်သော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဟန္တံသိလက္ခ
 ခန္ဓံ၊ များမြတ်သောသိလက္ခဏာများအပေါင်းကို၊ ဧဝံ၊ ရှာတော် မူတတ်၏၊
 ဂဂေထိ၊ ကော့ဇူးကိုရှာတော်မူတတ်၏၊ ပရိယေသိ၊ အတန်တလဲလဲရှာ



တော်မူတတ်၏။ ဣတိ၊ ထိုကြောင့်၊ ဣသိ၊ ဣသိမည်၏။ (လ)၊ မဟေသက္ခေ
ဟိ၊ တန်ခိုးကြီးကုန်သော၊ သက္ခေဟိဝါ၊ သက္ခဝါတို့သည်လည်း၊ ကဟံ
ဗုဒ္ဓေါ၊ မြတ်စွာဘုရားအဘယ်မှာနည်းဟူ၍လည်းကောင်း၊ ကဟံဘဂဝါ၊
ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်အဘယ်
မှာနည်းဟူ၍လည်းကောင်း၊ ကဟံဒေဝဒေဝေါ၊ နတ်တကာတို့ထက်နတ်
မြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်းဟူ၍လည်း
ကောင်း၊ ကဟံနရာသဘော၊ လူတကာတို့ထက်မြတ်တော်မူသော ဘုရား
သခင်သည်အဘယ်မှာနည်းဟု၊ ဒေဝိတော၊ ရှာအပ်၏။ ဂဝေသိတော၊ ကျေး
ဇူးကိုရှာအပ်၏။ ပရိယေသိတော၊ အဘန်တထဲလဲရှာအပ်၏။ ဣတိ၊ ထို
ကြောင့်၊ ဣသိ၊ ဣသိမည်တော်မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊ သမ္ပန္နစရဏံ
ဣသိန္တိ ပဒဿ၊ သမ္ပန္နစရဏံဣသိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
ပုစ္ဆိန္တာနိပုဏေပဉ္စေတိတ္ထေပဒေ၊ ပုစ္ဆိန္တာနိပုဏေပဉ္စေဟူသော ဤပုဒ်၌၊
ပုစ္ဆိန္တာတိ၊ ပုစ္ဆိန္တာဟူသည်ကား၊ ပုစ္ဆိန္တာမေးလိုကုန်သည်ဖြစ်၍၊ ဟာ
စန္ဒာ၊ တောင်းပန်လိုကုန်သည်ဖြစ်၍၊ အတ္ထေသန္တာ၊ တိုက်တွန်းလိုကုန်သည်
ဖြစ်၍၊ ပဿာန္တေန္တာ၊ အောက်မှစေလိုကုန်သည်ဖြစ်၍၊ နိပုဏေပဉ္စေတိ၊ နိပု
ဏေပဉ္စေဟူသည်ကား၊ ကြံရေးနက်နဲကုန်သော၊ ခုဒ္ဒသေ၊ မြင်နိုင်ခဲ့ကုန်သော
ခုရုဗေဗေဝေ၊ သိနိုင်ခဲ့ကုန်သော၊ သန္တေ၊ ထင်ရှားရှိကုန်သော၊ ပဏိတေ၊
မြတ်ကုန်သော။ အဘတ္တဝစရေ၊ ကြံကာမျှဖြင့်ဥပာဏ်မသက် ဝင်နိုင်ကုန်
သော၊ နိပုဏေ၊ သိမ်မွေ့ကုန်သော၊ ပဏ္ဍိတဝေဒနိယေ၊ ပညာရှိတို့သာလျှင်
သိအပ်ကုန်သော၊ ပဉ္စေ၊ အမေးတို့ကို၊ ဣတိအယံ၊ ဤသည်လျှင်၊ ပုစ္ဆိန္တာနိ
ပုဏေပဉ္စေတိပဒဿ၊ ပုစ္ဆိန္တာနိပုဏေပဉ္စေဟူသောပုဒ်၏။ အတ္ထော၊ အ
နက်တည်း။ ဗုဒ္ဓသေဋ္ဌံဥပါဂရန္တိတ္ထေပဒေ၊ ဗုဒ္ဓသေဋ္ဌံဥပါဂရံ ဟူသော
ဤပုဒ်၌၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါဟူသည်ကား၊ ဟောသောဘဂဝါ၊ အကြင်မြတ်စွာ
ဘုရားသည်၊ (လ)၊ ယဒိဒံဗုဒ္ဓေါတိနာမံ၊ အကြင်ဗုဒ္ဓဟူသော အမည်တော်
သည်၊ အတ္ထိ၊ ရှိ၏။ ဧတံနာမံ၊ ထိုဗုဒ္ဓဟူသောအမည်တော်သည်၊ သမ္ဘိကာ၊
မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ သေဋ္ဌန္တိ၊ သေ
ဋ္ဌံဟူသည်ကား၊ အဝ္ဂံ၊ မြတ်သော၊ သေဋ္ဌံ၊ ပြီးပွမ်းအပ်သော၊ ဝိသိဋ္ဌံ၊ အထူး
သဖြင့်ပြီးပွမ်းအပ်သော၊ ပါမောက္ခံ၊ အကြီးဖြစ်သော၊ ဥတ္တမံ၊ မြတ်သော၊ ဗဝ
ရံ၊ အလွန်မြတ်သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပါဂရံ၊ ကပ်ကုန်ပြု၊ ဥပါဂမိ
သု၊ မနိုးမဝေးသို့ရောက်ကုန်၏။ ဥပသကံမိသု၊ ဆည်းကပ်ခြင်းသို့ရောက်
ကုန်၏။ ပယိဂ္ဂပိသိသု၊ ရှိသေစွာဆည်းကပ်ကုန်၏။ ပရိပုစ္ဆိံသု၊ အမေး

ကို ဆောင်ကုန်၏။ ပရိပဋိံသု၊ စုံစမ်းကုန်၏။ ဣတိအယံ၊ ဤသည်လျှင်။
 ဗုဒ္ဓသေဋ္ဌံဥပါဂဗန္ဓိပဒဿ၊ ဗုဒ္ဓသေဋ္ဌံဥပါဂရံဟူသောပုဒ်၏။ အတ္ထော၊
 အနက်တည်း။ တေန၊ ထိုကြောင့်။ သင်္ဂါတိကောရကောဟိ၊ သင်္ဂါယနာတင်ကုန်
 သောသရာတို့သည်။ ဧတေဗုဒ္ဓံဥပါဂန္တု သမ္ပန္နစရတံဣဒိံ၊ ပုဇွန်
 နိဿယသေဋ္ဌံဥပါဂဗန္ဓိ၊ ဧတေဗုဒ္ဓံဥပါဂန္တု သမ္ပန္နစရတံဣဒိံ၊
 ပုဇွန်နိဿယသေဋ္ဌံဥပါဂရံဟူသော၊ ဧဝံဝစနံ၊ ဤစကားကို၊
 ဝုတ္တတိ၊ ဆိုအပ်၏။ ။

(၆) ဝဋ္ဌံ၊ ပြဿနာကို၊ ပုဇ္ဈော၊ မေးအပ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
 တေသံ၊ ထိုပုဇ္ဈားတို့အား၊ ဗျာကာသိ၊ ပြောတော်မူပြီ။ ယထာတထံ၊ မ
 ဖောက်မပြန်ဟုကံမှန်သောအတိုင်း၊ ပညာနံ၊ အမေးတို့၏။ ဝေယျာကရတေန၊
 အမေးကိုထင်စွာပြုသဖြင့်၊ ရနိ၊ မြတ်စွာဘုရားသည်။ ပြာဟုဇော၊ ပုဇ္ဈား
 တို့ကို၊ ဟောသေသိ၊ နှစ်သက်စေတော်မူပြီ။ ။ တေသံဗုဒ္ဓေါဗျာကာသိတိ
 ဧတ္ထပဒေ၊ တေသံဗုဒ္ဓေါဗျာကာသိဟူသောဤပုဒ်၌၊ တေသံန္တံ၊ တေသံဟူ
 သည်ကား၊ သောဇ္ဇသန္တံ၊ တကျိင်ခြောက်ယောက်ကုန်သော၊ ပါရာယနိယာ
 နံ၊ ပါရာယနသုတ္တံတို့နာကုန်သော၊ ပြာဟုဇာနံ၊ ပုဇ္ဈားတို့အား၊ ဗုဒ္ဓေါတိ၊
 ဗုဒ္ဓေါဟူသည်ကား၊ သောသောတဂေါ၊ အကြင်မြတ်စွာဘုရားသည်။ (ဝ)
 ယဒိဒံဗုဒ္ဓေါတိနာမံ၊ အကြင်ဗုဒ္ဓဟူသောအမည်တော်သည်။ အတ္ထိ၊ ရှိတော်
 မူ၏။ ဧတံနာမံ၊ ထိုဗုဒ္ဓဟူသောအမည်တော်သည်။ သမ္ဘိကာ၊ မျက်မှောက်
 ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်တည်း၊ ဗျာကာသိတိ၊ ဗျာကာသိဟူ
 သည်ကား၊ တေသံ၊ ထိုတကျိင်ခြောက်ယောက်ကုန်သောပုဇ္ဈားတို့အား၊
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဗျာကာသိအပိက္ခံ၊ ကြားတော်မူပြီ။ ဒေသေသိ၊
 ဟောတော်မူပြီ။ ပညပေသိ၊ သိစေတော်မူပြီ။ ဗဒ္ဓပေသိ၊ တားတော်မူပြီ။
 ဝိပရိ၊ ဖွင့်တော်မူပြီ။ ဝိဘဇိ၊ ပေးတော်မူပြီ။ ဥတ္တာနိံအာကာသိ၊ ပေါ်
 ထည်ကိုပြုတော်မူပြီ။ ပကာသေသိ၊ ထင်ရှားပြုတော်မူပြီ။ ဣတိအယံ၊ ဤ
 သည်လျှင်။ တေသံဗုဒ္ဓေါဗျာကာသိတိပဒဿ၊ တေသံဗုဒ္ဓေါဗျာကာသိဟူ
 သောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ပဋိပုဒ်ဌာယထာတထန္တိ၊ ဧတ္ထပဒေ၊
 ဗဋ္ဌံဗုဒ္ဓေါ ယထာတထံဟူသောဤပုဒ်၌၊ ဗဋ္ဌံဗုဒ္ဓေါတိ၊ ဗဋ္ဌံဗုဒ္ဓေါဟူသည်
 ကား၊ ဗဋ္ဌံ၊ ပြဿနာကို၊ ဗုဒ္ဓေါပုဇ္ဈိတော၊ မေးအပ်သော၊ ယဒိတော၊
 တောင်ပန်အပ်သော၊ အတ္ထောသိတော၊ တိုက်တွန်းအပ်သော၊ ပသာဒိတော၊
 ကြည်ညိုစေအပ်သော၊ ယထာတထန္တိ၊ ယထာတထံ ဟူသည်ကား၊
 ယထာ၊ အကြင်အခြင်းဖြင့်၊ အာပိက္ခိတဗ္ဗံ၊ ကြားအပ်၏။ တထာ၊ ထိုအခြင်း



ဖြင့်၊ အစိက္ခါ၊ ကြားတော်မူပြီ၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဒေသိတဗ္ဗံ၊ ဟော
အပ်၏၊ ဘယ၊ ထိုအခြင်းဖြင့်၊ ဒေသေသိ၊ ဟောတော်မူ၏၊ ယထာ၊ အကြင်
ထိုသော အခြင်းအရာဖြင့်၊ ပညပေတဗ္ဗံ၊ သိစေအပ်၏၊ တထာ၊ ထိုထိုသော
အခြင်းအရာဖြင့်၊ ပညာပေသိ၊ သိစေတော်မူ၏၊ ယထာ၊ အကြင်ထိုသောအ
ခြင်းအရာဖြင့်၊ ပဋ္ဌပေတဗ္ဗံ၊ ထားအပ်၏၊ ဘယ၊ ထိုထိုသောအခြင်းအရာ
ဖြင့်၊ ပဋ္ဌပေသိ၊ ထားတော်မူ၏၊ ယထာ၊ အကြင်ထိုသောအခြင်းအရာဖြင့်၊
ဝိဝရိတဗ္ဗံ၊ ဖွင့်အပ်၏၊ ဘယ၊ ထိုထိုသောအခြင်းအရာဖြင့်၊ ဝိဝရိ၊ ဖွင့်တော်
မူ၏၊ ယထာ၊ အကြင်ထိုသောအခြင်းအရာဖြင့်၊ ဝိဘဇိတဗ္ဗံ၊ ဝေဘန်အပ်၏၊
တထာ၊ ထိုထိုသောအခြင်းအရာဖြင့်၊ ဝိဘဇိ၊ ဝေဘန်တော်မူ၏၊ ယထာ၊
အကြင်ထိုသော အခြင်းအရာဖြင့်၊ ဥတ္တာနံ၊ ကာတဗ္ဗံ၊ ပေါ်သည်ကိုပြုအပ်၏၊
တထာ၊ ထိုထိုသောအခြင်းအရာဖြင့်၊ ဥတ္တာနံ၊ အာကာသိ၊ ပေါ်သည်ကို
ပြုတော်မူ၏၊ ယထာ၊ အကြင်ထိုသောအခြင်းအရာဖြင့်၊ ပကာသိတဗ္ဗံ၊ ထင်
ရှားပြုအပ်၏၊ ဘယ၊ ထိုထိုသောအခြင်းအရာဖြင့်၊ ပကာသေတိ၊ ထင်ရှား
ပြုတော်မူ၏၊ ဣဘိအယံ၊ ဤသည်လျှင်၊ ပဉ္စပုဋ္ဌေါယထာတထန္တိ၊ ပဒဿ၊
ပဉ္စပုဋ္ဌေါယထာ၊ တထံဟူသောပုဒ်၏၊ အတ္ထေ၊ အနက်တည်း၊ ပဉ္စနံဝေ
ယျာကရဏေနာဘိ၊ ပဉ္စနံဝေယျာကရဏေနဟူ သည်ကား၊ ပဉ္စနံ၊ ပြဿ
နာဘိ၊ ဝေယျာကရဏေန၊ အစိက္ခဏေန၊ အဖြေကိုကြားသဖြင့်၊ ဒဿ
နေန၊ ဟောသဖြင့်၊ ပညပနေန၊ သိစေသဖြင့်၊ ပဋ္ဌပနေန၊ ထားသဖြင့်၊ ဝိဝရေန၊
ဖွင့်သဖြင့်၊ ဝိဘဇေန၊ ဝေဘန်သဖြင့်၊ ဥတ္တာနံ၊ ကဋ္ဌေန၊ ပေါ်သည်ကိုပြုသဖြင့်၊
ပကာသနေန၊ ထင်ရှားပြုသဖြင့်၊ ဣဘိအယံ၊ ဤသည်လျှင်၊ ပဉ္စနံဝေယျာက
ရဏေနာဘိ၊ ပဒဿ၊ ပဉ္စနံဝေယျာကရဏေန ဟူသောပုဒ်၏၊ အတ္ထေ၊ အ
နက်တည်း၊ တောသေသိ၊ ပြာဟ္မဏေ၊ ရုနိ၊ ဝိတ္ထေ၊ ပဒေ၊ တောသေသိ၊ ပြာဟ္မ
ဏေရုနိ ဟူသောဤပုဒ်၌၊ တောသေသိ၊ တောသေသိ ဟူသည်ကား၊
တောသေသိ၊ နှစ်သက်ခြင်းကိုဖြစ်စေ၏၊ ဝိတောသေသိ၊ အထူးသဖြင့်နှစ်
သက်ခြင်းကိုဖြစ်စေ၏၊ ဝဿ၊ ဒေသိ၊ ကြည်ညိုခြင်းကိုဖြစ်စေ၏၊ အာရာ
သေသိ၊ ပြီးစီးခြင်းသို့ရောက်စေ၏၊ အတ္ထမနေ၊ ဝမ်းမြောက်ခြင်းတို့ကို၊ အာ
ကာသိ၊ ပြုတော်မူ၏၊ ပြာဟ္မဏေ၊ ပြာဟ္မဏေဟူသည်ကား၊ သောဋ္ဌသ
ပါရာယနိယ၊ ပြာဟ္မဏေ၊ ပါရာယနသုတ္တံကိုနာကုန်သောတကျိပ်ခြောက်
ယောက်ကုန်သောပုတ္တားတို့ကို၊ ရုနိ၊ ရုနိဟူသည်ကား၊ ဥာဏံ၊ ဥာဏံကို
မောနံ၊ မောနဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ (ပ)၊ သော၊ ထိုရဟန္တာသည်၊ သင်္ဂီဇာ
လံ၊ ကိလေသာတည်းဟူသော ငြိတွတ်ခြင်းတဏှာဒိဋ္ဌိ ဘည်းဟူသော

မြေးရှက်ခြင်းကိုအဘိဓမ္မာလွန်၍၊ ရန်၊ ရန်မည်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ တောတော်ထိ ပြာဟွဏေရနိတိ ပဒသ၊ တောတော်ထိ ပြာဟွဏေရနိဟူသောပုဒ်၏၊ အတ္ထေဝ၊ အနက်တည်း၊ ဧတန၊ ထိုကြောင့်၊ သင်္ဂီတိကောရေကေဟိ၊ သင်္ဂီ၊ သနာတင်ကုန်သော ဆရာတို့သည်၊ တောထိဗုဒ္ဓေါဗျာကဿသိပဉ္စပုဇ္ဈာယတာ၊ တထံပဉ္စာနံ ဝေယျကောရေတေန တောတော်ထိ ပြာဟွဏေရနိတိ၊ တောထိဗုဒ္ဓေါ၊ ဗျာကဿသိပဉ္စပုဇ္ဈာယတာတထံ၊ ပဉ္စာနံဝေယျကောရေတေန တောတော်ထိပြာဟွဏေရနိဟူသော၊ တေဝစနံ၊ ဤစကားကို၊ ပုဇ္ဈတိဆိုအပ်ပြီ။ ။

(၆) စက္ခုမတာ၊ ဝါးပါးသောစက္ခုရှိတော်မူသော၊ အာဒိစ္စဗန္ဓုနာ၊ နေမင်း၏အဆွေဖြစ်တော်မူသော၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊ တောထိတာ၊ နှစ်သက်စေအပ်ကုန်သော၊ တေ၊ ထိုကကျိုင်မြောက်ယောက် ကုန်သော ပုဉ္ဏားတို့သည်၊ ဝေယျညာ၊ မြတ်သောစဉာရှိတော်မူသော မြတ်စွာဘုရား၏၊ သန္တိကော၊ အထံတော်၌၊ ပြဟ္မစရိယံ၊ မဂ်ဟူသောမြတ်သောအကျင့်ကို၊ စရိယံ၊ ကျင့်ကုန်ပြီ။ တောတော်ထိတာစက္ခုမတာဝတိတ္ထေပဒေတေတောထိတာစက္ခုမတာဟူသောဤပုဒ်၌၊ တေတိ၊ တေဟူသည်ကား၊ သောဇ္ဇသပါရာယနိယပြာဟွဏာ၊ ဝါးပါးသောသုတ္တံကို နာကုန်သောကကျိုင်မြောက်ယောက်ကုန်သောပုဉ္ဏားတို့သည်၊ တောထိတာတိ၊ တောထိတာဟူသည်ကား၊ တောထိတာ၊ နှစ်သက်စေအပ်ကုန်သော၊ ဝိတောထိတာ၊ အထူးသဖြင့်နှစ်သက်စေအပ်ကုန်သော၊ ဝေယျာဒိတာ၊ ကြည်ညိုစေအပ်ကုန်သော၊ အာရာမိတာ၊ နှစ်သက်ခြင်းသို့ရောက်စေအပ်ကုန်သော၊ အတ္ထေမနာကတာ၊ ဝမ်း၊ မြောက်ခြင်းကိုပြုတတ်ကုန်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ တောတော်ထိတာတိပဒသ၊ တောတော်ထိတာဟူသောပုဒ်၏၊ အတ္ထေဝ၊ အနက်တည်း၊ စက္ခုမတာတိ၊ စက္ခုမတာဟူသည်ကား၊ သင်္ဂီ၊ မြတ်စွာဘုရားသည်၊ ပဉ္စတိစက္ခုဟိ၊ ဝါးပါးကုန်သောစက္ခုတို့ဖြင့်၊ စက္ခုမာ၊ စက္ခုမာမည်တော်မူ၏၊ ဝံသစက္ခုနာပိ၊ ဝံသစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်မူ၏၊ ဒိဗ္ဗစက္ခုနာပိ၊ ဒိဗ္ဗစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်မူ၏၊ (ထ)၊ ဝေ၊ ဤသို့ထင်ပါ၊ မြတ်စွာဘုရားသည်၊ သမန္တစက္ခုနာပိ၊ သမန္တစက္ခုဖြင့်လည်း၊ စက္ခုမာ၊ စက္ခုမာမည်တော်မူ၏၊ ဣတိအယံ ဤသည်လျှင်၊ တောတော်ထိတာ စက္ခုမတာတိပဒသ၊ တောတော်ထိတာစက္ခုမတာဟူသောပုဒ်၏၊ အတ္ထေဝ၊ အနက်တည်း၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာတိတ္ထေပဒေ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာဟူသောဤပုဒ်၌၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါဟူသည်

ကား၊ ယောသောဘဂဝါ၊ အကြင်မြတ်စွာထုရားသည်၊ (လ)၊ ယဒိဗ္ဗဒုဒ္ဓေါ
 ဘိနာဓံ၊ အကြင်ဗုဒ္ဓဟူသောအမည်တော်သည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ဧတံ၊
 ထိုဗုဒ္ဓဟူသောအမည်တော်သည်၊ သန္တိကာ၊ မျက်မှောက်ပြုအပ်သော၊
 ပညတ္တိ၊ နာမပညတ်တော်တည်း၊ အာဒိစ္စဗန္ဓုနာကိ၊ ဧတ္ထပဒေ၊ အာဒိစ္စ
 ဗန္ဓုနာဟူသောဤပုဒ်၌၊ သုရိယော၊ နေကို၊ အာဒိစ္စော၊ အာဒိစ္စဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏၊ ယော၊ ထိုနေမင်းသည်၊ ဂေါတ္ထေန၊ အနွယ်အားဖြင့်၊ ဂေါတ
 မော၊ ဂေါတမမည်၏၊ ဘဂဝါ၊ မြတ်စွာထုရားသည်။ ဂေါတ္ထေန၊ အနွယ်
 အားဖြင့်၊ ဂေါတမော၊ ဂေါတမမည် တော်မူ၏၊ သုရိယသံ၊ နေ၏၊
 ဂေါတ္ထညာကော၊ အမည်ဖြင့် ထင်ရှားပြုအပ်သော၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ ဂေါတ္ထဗန္ဓု၊ ဂေါတ္ထဗန္ဓုမည်တော်မူ၏၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊
 မြတ်စွာ ထုရားသည်၊ အာဒိစ္စဗန္ဓု၊ နေမင်း၏ အနွယ် ဖြစ်တော်မူ၏၊
 ဣဘိအသံ၊ ဤသည်လျှင်၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာတိ ပဒေသ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဗြဟ္မစရိယမစရိ သူဘိတ္ထေပဒေ၊
 ဗြဟ္မစရိယမစရိ သုဟူသော ဤပုဒ်၌၊ အာဒိစ္စသမာပတ္တိယာပိ၊ သုယုတ်တို့
 ၏တရားသို့ရောက်အံ့သည်မှလည်း၊ အာရုဏိ၊ ကြည့်ခြင်းကို၊ ဗြဟ္မစရိယံ၊ ဗြဟ္မ
 စရိယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဝိရုတိ၊ အထူးသဖြင့်ကြည့်ခြင်း၊ ပရိဝိရုတိ၊
 ထတန်အထူးသဖြင့်ကြည့်ခြင်း၊ ဝေရမဏိ၊ ကြည့်ခြင်း၊ အကိရိယာ၊ အမူအ
 ရာကိုမပြုခြင်း၊ အကာရုဏံ၊ မပြုသော အခြင်းအရာ၊ အနန္တောပတ္တိ၊ စိတ်ဖြင့်
 မရောက်ခြင်း၊ ဝေယျာအနုဟိတ္တမော၊ သူတော်ကောင်းတရား အပိုင်းအ
 ခြားကိုမလွန်ကျူးခြင်း၊ ဝေယျာတုဏာ၊ တော၊ မင်ဖြင့်သတ်ခြင်း၊ အယံ၊ ဤသို့
 ကြည့်ခြင်းဝိရုတိတရားကို၊ ဗြဟ္မစရိယံ၊ ဗြဟ္မစရိယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
 အဝိစ၊ တနည်းလည်း၊ နိပ္ပရိယာယဝသေန၊ ရက္ခ၍ အစွမ်းအားဖြင့်၊ အရိ
 ယော၊ မြတ်သော၊ အဋ္ဌဝိကော၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂေါ၊ မင်ကို၊ ဗြဟ္မစရိ
 ယံ၊ ဗြဟ္မစရိယဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဝေယျာယံ၊ မဂ္ဂင်ရှစ်ပါးသည်အ
 တတ်နည်းဟူမူကား၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမဂ္ဂင်လည်းကောင်း၊ သမ္မာသင်္က
 ပေါ၊ သမ္မာသင်္ကပ္ပမဂ္ဂင် လည်းကောင်း၊ သမ္မာဝါစာ၊ သမ္မာဝါစာမဂ္ဂင်လည်း
 ကောင်း၊ သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တ မဂ္ဂင်လည်းကောင်း၊ သမ္မာအာဇီ
 ဝေါ၊ သမ္မာအာဇီဝမဂ္ဂင်လည်းကောင်း၊ သမ္မာဝါယာမော၊ သမ္မာဝါယာမမဂ္ဂင်
 လည်းကောင်း၊ သမ္မာသတိ၊ သမ္မာသတိမဂ္ဂင်လည်းကောင်း၊ သမ္မာသမာဓိ၊
 သမ္မာသမာဓိ မဂ္ဂင်လည်း၊ ဣဘိဣမေ၊ ဤသည်တို့တည်း၊ ဗြဟ္မစရိယမစရိ
 သူဘိ၊ ဗြဟ္မစရိယ မစရိ သုဟူသည်ကား၊ ဗြဟ္မစရိယံ၊ မြတ်သောမင်ဟူ



သောအကျင့်ကို၊ စရိ' သု၊ ကျင့်ကုန်ပြီ၊ အာစရိ' သု၊ အတန်တလဲလဲကျင့်ကုန်
 ပြီ၊ သမားဒါယ၊ ခေတံတည်၍၊ ဟိတ္တိ' သု၊ အပြားအားဖြင့်ကျင့်ကုန်ပြီ၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ဗြဟ္မစရိယမစရိ' သု၊ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ဝရပညဿ သန္တိကေတိ၊ ဝရပညဿ သန္တိကေဟူသည်ကား၊
 ဝရပညဿ၊ မြတ်သော ပညာရှိတော်မူသော၊ အဝ္ဂပညဿ၊ အထွန်ဖြစ်
 သောပညာရှိတော်မူသော၊ သေဠပညဿ၊ မြီးမွမ်းအပ်သောပညာရှိတော်
 မူသော၊ ဝိသိဠပညဿ၊ အထူးသဖြင့် မြီးမွမ်းအပ်သော ပညာရှိတော်မူ
 သော၊ ပါးမာက္ခပညဿ၊ အကြီးအကဲဖြစ်သောပညာရှိတော်မူသော၊ ဥတ္တ
 မပညဿ၊ မြတ်သောပညာရှိတော်မူသော၊ ဝရပညဿ၊ အထွန်ဖြစ်သော
 ပညာရှိတော်မူသော၊ သန္တိကေတိ၊ သန္တိကေဟူသည်ကား၊ သန္တိကေ၊
 အနီး၌၊ သမန္တ၊ နီးသော၊ အသန္တေ၊ နေရာ၌၊ အဝိဒ္ဓုဓေ၊ မနီးမဝေး၌၊ ဥပက
 ငွေ၊ သင့်တင့်စေ့ချက်ပတ်စွာ နီးသောအရပ်၌၊ ဣတိအယံ၊ ဤသည်လျှင်၊
 ဝရပညဿသန္တိကေ တိပဒဿ၊ ဝရပညဿသန္တိကေ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ တေန၊ ကြောင့်၊ သင်္ဂီတိကာရကေဟိ၊ သင်္ဂီယ
 နာတင်ကုန်သော ဆရာတို့သည်၊ ဧကတောသိတာစက္ခုမတာ၊ ဗုဒ္ဓေနာဒိစ္စ
 ဗန္ဓုနာ၊ ဗြဟ္မစရိယမစရိ' သု၊ ဝရပညဿသန္တိကေတိ၊ တေတောသိတာ
 စက္ခုမတာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ၊ ဗြဟ္မစရိယမစရိ' သု၊ ဝရပညဿသန္တိကေ
 ဟူသော၊ ဧတံဝစနံ၊ ဤကားကို၊ ဝုပ္ပတိ၊ ဆိုအပ်၏။

(၈) ကေမေကဿ၊ ကယောဂ်တယောဂ်စိမေးအပ်သော၊ ပဉ္စဿ၊ ပြဿ
 နာကို၊ ဗျာကရတံ၊ အဖြေကို၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဗုဒ္ဓေန၊ မြတ်စွာ
 ထူးနားသည်၊ ဒေသိတံ၊ ဟောတော်မူအပ်ပြီ၊ တထာ၊ ထိုအခြင်းအရာဖြင့်၊
 ယော၊ အကြင်သူသည်။ ပဋိပဇ္ဇေယျ၊ ကျင့်ရာ၏၊ သော၊ ထိုသူသည်၊ အပါ
 ရတော၊ သံသရာမှ၊ ပါရိ၊ နိဗ္ဗာန်ဟူသောဂမ်းသို့၊ ဝဇ္ဇေ၊ ရောက်ရာ၏။
 ကေမေကဿပဉ္စဿာတိ၊ ကေမေကဿပဉ္စဿဟူသည်ကား၊ ကေမေ
 ကဿ၊ တယောဂ်တယောဂ်စိ မေးအပ်ကော၊ အဇိတပဉ္စဿ၊ အဇိတ
 ပုဏ္ဏား၏အမေး၏လည်းကောင်း၊ ကေမေကဿ၊ တယောဂ်တယောဂ်
 စိမေးအပ်သော၊ တိယံ၊ မေတ္တေယျ ပဉ္စဿ၊ တိဗ္ဗု၊ မေတ္တေယျ ပုဏ္ဏား၏
 အမေး၏လည်းကောင်း၊ (၉) ကေမေကဿ၊ တယောဂ်တယောဂ်စိမေး
 အပ်သော၊ ဝိဂီယပဉ္စဿ၊ ဝိဂီယဟူသောပုဏ္ဏားသည် မေးအပ်သောအမေး
 ၏လည်းကောင်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကေမေကဿပဉ္စဿာတိပဒ
 ဿ၊ ကေမေကဿပဉ္စဿဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယထာ

ဗုဒ္ဓေနဒေဝိတန္တိတ္ထေပဒေ၊ ယထာဗုဒ္ဓေနဒေဝိတံ ဟူသောဤပုဒ်၌၊ ဗုဒ္ဓေါ
 တိ၊ ဗုဒ္ဓေါဟူသည်ကား၊ ယောသော ဘဝဝါအကြင်မြတ်စွာဘုရားသည်၊
 သယ်တူ၊ ကိုယ်တော်အလိုလို ဖြစ်တော်မူ၏၊ (လ)၊ ယဒိဗုဒ္ဓေါတိ နာမ်၊
 အကြင်ဗုဒ္ဓဟူသော အမည်တော်သည်၊ အတ္ထိရှိတော်မူ၏၊ ဧဝံ၊ ထိုဗုဒ္ဓဟူ
 သောအမည်တော်သည်၊ သန္တိတံ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမ
 ပညာကံတော်ဟုတ်၊ ယထာဗုဒ္ဓေနဒေဝိတန္တိ၊ ယထာဗုဒ္ဓေနဒေဝိတံဟူ
 သည်ကား၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊ အာဝိ
 က္ခိတံ၊ ကြားအပ်ပြီ၊ ဒေဝိတံ၊ ဟောအပ်ပြီ၊ ပညတ္တံ၊ သိစေအပ်ပြီ၊ ပဋ္ဌပိတံ၊
 ထားအပ်ပြီ၊ ဝိဝရိတံ၊ ဖွင့်အပ်ပြီ၊ ဝိဘဇိတံ၊ ဝေဘန်အပ်ပြီ၊ ဥတ္တရနိကတံ၊
 ပေါ်သည်ကိုပြုအပ်ပြီ၊ ပကံသပိတံ၊ ထင်ရှား ပြုအပ်ပြီ၊ ဣတိအယံ၊ ဤသို့သည်
 ဟူ၍၊ ယထာဗုဒ္ဓေန ဒေဝိတန္တိ ပဒသာ၊ ယထာဗုဒ္ဓေနဒေဝိတံ ဟူသောပုဒ်
 ၏၊ အတ္ထေ၊ အနက်တည်း၊ တထာသောပဋိပဇ္ဇေယျာတိ၊ တထာယေဝံပဋိ
 ပဇ္ဇေယျဟူသည်ကား၊ သမ္မာပဋိပဒံ၊ ကောင်းသောအကျင့်ကို၊ အနုလောမပ
 ဋိပဒံ၊ လျော်သောအကျင့်ကို၊ အဓမ္မနိကာပဋိပဒံ၊ မခန့်ကျင်သောအကျင့်ကို
 အနုတ္တပဋိပဒံ၊ အကျိုးသို့ အစဉ်လိုက်သောသဘောရှိသောအကျင့်ကို၊ ဓမ္မာ
 နုဓမ္မပဋိပဒံ၊ ထောလုတ္တရာတရားနှင့်လျော်သောအကျင့်ကို၊ ပဋိပဇ္ဇေယျာတိ
 ပဋိပဇ္ဇေယျဟူသည်ကား၊ ကံထာ၊ ထိုအခြင်းဖြင့်၊ ယော၊ အကြင်သူသည်၊
 ပဋိပဇ္ဇေယျ ကျင့်ပြားအံ့၊ ဂစ္ဆေပိရံအပါရတောတိ ဧတ္ထပဒေ၊ ဂစ္ဆေပိရံ
 အပါရတောဟူသောဤပုဒ်၌၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်
 ကိုလည်းကောင်း၊ (ည)၊ နိဗ္ဗာနော၊ ရာဂချုပ်ရာကိုလည်းကောင်း၊ နိဗ္ဗာနံ၊
 တဏှာဓမ္မ ကံမြောက်ရာကိုလည်းကောင်း၊ ပိရံ၊ ပါရဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
 ၏၊ ကိလေသာစ၊ ကိလေသာ ဘုံကိုလည်းကောင်း၊ ခန္ဓာစ၊ ခန္ဓာကိုကိုလည်း
 ကောင်း၊ အဘိသင်္ခါရာစ၊ အဘိသင်္ခါရတို့ကိုလည်းကောင်း၊ အပိရံ၊ အပါ
 ရဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဂစ္ဆေပိရံအပါရတောတိ၊ ဂစ္ဆေပိရံအပါရ
 တောဟူသည်ကား၊ အပါရတော၊ သံသာရာဝှ၊ ပိရံ၊ နိဗ္ဗာန်ဟူသောကင်းသို့၊
 ဂစ္ဆေယျ၊ သွားရာ၏၊ ပိရံ၊ နိဗ္ဗာန်ဟူသောကင်းသို့၊ အဓိဂစ္ဆေယျ၊ ရရာ၏၊
 ပိရံ၊ နိဗ္ဗာန်ဟူသော ကင်းကို၊ ဖလေယျ၊ ဇွဲရာ၏၊ ပိရံ၊ နိဗ္ဗာန်ဟူသော
 ကင်းသို့၊ သန္တိကရေယျ၊ မျက်မှောက်ပြုရာ၏၊ ဣတိအယံ၊ ဤသည်ဟူ၍၊
 ဂစ္ဆေပိရံအပါရတောတိပဒသာ၊ ဂစ္ဆေပိရံအပါရတော ဟူသော ပုဒ်၏၊
 အတ္ထေ၊ အနက်တည်း၊ ဝေဘန်၊ ထိုကြောင့်၊ သင်္ဂီတိကာရကေဟိ၊ သင်္ဂီယ
 တနာတင်ကုန်သော ဆရာတို့သည်၊ ဧကမေကပဉ္စသေ၊ ယထာဗုဒ္ဓေနဒေ



ဒေသိတံ၊ တထာယောပဋိပဇ္ဇေယျ၊ ဝေန္တုပါရံအပါရုတောကိ၊ ဧကမေက
သပဋ္ဌာယ၊ ယထာဗုဒ္ဓေနဒေသိတံ၊ တထာယောပဋိပဇ္ဇေယျဝေန္တုပါရံအ
ပါရုတာဟူသောတေဝစနံ၊ ဤဝကားကို၊ ဝုစ္စတိ၊ ဆိုအပ်၏။

(၃) ဥက္ကမံ၊ မြတ်သော၊ ခေတ္တံ၊ မင်္ဂလာ၊ တာဝန္တော၊ ပွားစေသည်ဖြစ်၍၊ အပါရာ၊
သံသရာမှ၊ ပါရံ၊ နိဗ္ဗာန်ဟူသော၊ ကင်္ဂါ၊ ဝေန္တုယျ၊ ရော်ရာ၏၊ သောမဂ္ဂေါ၊ ထို
မြတ်သောမဂ်သည်၊ ပါရံ၊ ဝေန္တုယျ၊ နိဗ္ဗာန်သို့ သွားခြင်း၏၊ မဂ္ဂေါ၊ အကြောင်း
ပြီးတည်း၊ ဘသ္မာ၊ ထိုကြောင့်၊ ပါရာယနံ၊ ဟူသောအမည်
သည်၊ တဝကံ၊ ဖြစ်၏၊ အပါရံ၊ ပါရံဝေန္တုယျာတိ၊ ဧတ္ထဝဒေ၊ အပါရံပါရံဝေန္တု
ယျဟူသော ဤပုဒ်၌၊ ကိလေသာစ၊ ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာစ၊
ခန္ဓာတို့ကိုလည်းကောင်း၊ အဘိသင်္ခါရာစ၊ အဘိသင်္ခါရတို့ကိုလည်းကောင်း
အပါရံ၊ အပါရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အမေဝံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊
နိဗ္ဗာန်ကို (လ)၊ တဏှက္ခယော၊ တဏှာ၏လှည့်ရာဖြစ်သော၊ ဝိရာဂေါ၊ ရာဂ၏
ကင်းရာဖြစ်သော၊ နိရောဓော၊ ရာဂ၏ချုပ်ရာ ဖြစ်သော၊ နိဗ္ဗာနံ၊ တဏှာမှ
ထွက်မြောက်ရာဖြစ်သော၊ နိဗ္ဗာန်ကို၊ ပါရံ၊ ပါရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အပါ
ရာပါရံဝေန္တု ယျာတိ၊ အပါရာပါရံဝေန္တု ယျဟူသည်ကား၊ အပါရာ၊ သံသ
ရာမှ၊ ပါရံ၊ နိဗ္ဗာန်သို့၊ ဝေန္တု ယျ၊ သွားရာ၏။ ပါရံ၊ နိဗ္ဗာန်သို့၊ အဝိဝေန္တု ယျ၊
ရရာ၏၊ ပါရံ၊ နိဗ္ဗာန်သို့၊ ပသောယျ၊ တွေ့ရာ၏။ ပါရံ၊ နိဗ္ဗာန်သို့၊ သန္တိကဓေ
ယျ၊ မျက်မှောက်ပြုရာ၏။ ဣတိအယံ၊ ဤသည်လျှင်၊ အပါရာပါရံဝေန္တု ယျာ
တိပဒဿ၊ အပါရာပါရံဝေန္တု ယျဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
ဘာဝေန္တောမဂ္ဂမုတ္တမန္တိ၊ ဧတ္ထပဒေ၊ ဘာဝေန္တောမဂ္ဂမုတ္တမံဟူသော ဤပုဒ်၌
အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂေါ၊ မင်္ဂလာ၊ မဂ္ဂ
မုတ္တမံ၊ မဂ္ဂမုတ္တမမည်၏ဟု ဝုစ္စတိ၊ ဆိုအပ်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်သည်
သေယျတာကတမော၊ အဘယ်နည်းဟူမူ (၃)၊ သဗ္ဗာဒိဋ္ဌိ၊ သဗ္ဗာဒိဋ္ဌိမဂ္ဂင်
လည်းကောင်း၊ (လ)၊ သဗ္ဗာသမာဓိ၊ သဗ္ဗာသမာဓိမဂ္ဂင်လည်းကောင်း၊ မဂ္ဂ
မုတ္တမန္တိ၊ မဂ္ဂမုတ္တမံဟူသည်ကား၊ ခေတ္တံ၊ မြတ်သော၊ ဝေဋ္ဌံ၊ ပြီးပွမ်းအပ်
သော၊ ဝိသဋ္ဌံ၊ အတူးသဖြင့်ပြီးပွမ်းအပ်သော၊ ဝေါမေက္ခံ၊ အပြီးဖြစ်သော၊
ဥက္ကမံ၊ မြတ်သော၊ စဝရံ၊ အလွန်မြတ်သော၊ မဂ္ဂံ၊ မဂ္ဂင်ရှစ်ပါးကို၊ ဘာဝေ
န္တောတိ၊ ဘာဝေန္တောဟူသည်ကား၊ ဘာဝေန္တော၊ ပွားစေသည်ဖြစ်၍၊ အာ
ဝေဝေန္တော၊ မြတ်သည်ဖြစ်၍၊ ဗဟုလိကဓောန္တော၊ အဘန်တလဲလဲပွားခြင်း
ကိုပြုသည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဘာဝေန္တောမဂ္ဂမုတ္တမန္တိပဒ
ဿ၊ ဘာဝေန္တောမဂ္ဂမုတ္တမံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ မဂ္ဂေါ

သောပါရိဂမနာယာတိ။ မဂ္ဂေါသောပါရိဂမနာယဟူသည်ကား။ နာပါစ၊
 ဧတုသည်သည်းကောင်း၊ ကုဗ္ဗောစ၊ သဘောသည်သည်းကောင်း၊ ဥတ္တရ
 ဝေတုကူးခြင်း၏အကြောင်းဖြစ်သကဲ့သို့၊ အဘိသင်္ဂမောဝ၊ ရှေးရှုကူး
 ခြင်း၏အကြောင်းဖြစ်သကဲ့သို့သော၊ ထိုအရိယာမဂ်သည်။ မဂ္ဂေါပဇ္ဇောပ
 ထောအဋ္ဌေါအဋ္ဌုသံဝဋ္ဋုမေယနံ၊ နိဗ္ဗာန်သို့သွားခြင်းရောက်ခြင်းအကြောင်း
 ဖြစ်၏။ ပါရိဂမနာယာတိ။ ပါရိဂမနာယဟူသည်ကား။ ပါရိ၊ နိဗ္ဗာန်သို့၊ ဂမ
 နာယ၊ သွားခြင်း၏။ ပါရိ၊ နိဗ္ဗာန်သို့၊ သံပါ၊ နာယ၊ ကောင်းစွာရောက်ခြင်း၏။
 ပါရိ၊ နိဗ္ဗာန်သို့၊ သမနုပါပနာယ၊ ကောင်းစွာအစဉ်အတိုင်း ရောက်ခြင်း၏။
 ဧရာမရဏာယ၊ အစိုခြင်းသေခြင်းကို၊ တရဏာယ၊ လွန်ခြင်း၏။ ဣတိအယံ၊
 ဤသည်လျှင်၊ မဂ္ဂေါသောပါရိဂမနာယာတိပဒေသ၊ မဂ္ဂေါသောပါရိဂမနာ
 ယဟူသောပုဒ်၏၊ အဋ္ဌော၊ အနက်တည်း။ တသ္မာပါရာယနံ၊ တသ္မာ
 ပါရာယနံ၊ ဣတိဟူသည်ကား။ တသ္မာတံကရဏံ၊ ထိုနိဗ္ဗာန်သို့ ရောက်စေ
 တတ်သောကြောင့်၊ တံဟေတု၊ ထိုနိဗ္ဗာန်သို့ရောက်ခြင်း၏ အကြောင်းဖြစ်
 သောကြောင့်၊ ဗဟုဗ္ဗယာ၊ ထိုနိဗ္ဗာန်သို့ရောက်ခြင်းဟူသော အကျိုးကိုစွဲ၍
 ဖြစ်သော အကြောင်းကြောင့်၊ တံနိဒါနာ၊ ထိုနိဗ္ဗာန်ဟူသော အကျိုးကိုပြု
 တတ်သောကြောင့်၊ အမတ်သေခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ (ထ)၊ နိရော
 သေးရာဂမှချုပ်ရာကို၊ နိဗ္ဗာန်၊ တဏှာမှထွက်ခြောက်ရာကို၊ ပါရိ၊ ပါရိဟူ၍
 ဝုပ္ပတိ၊ ဆိုအပ်၏။ မဂ္ဂေါ၊ မြီးကို။ အာယနံ၊ အာယနဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။
 ဣတိတိ၊ ဣတိဟူသည်ကား။ ပဒေသန္တိ၊ ပုဒ်၏စစ်ခြင်းတည်း။ (ထ)၊ ဣတိတိ
 တေံ၊ ဣတိဟူသော ဤသဒ္ဓါသည်။ ပဒေါပုပ္ပတံ၊ ပုဒ်သို့အစဉ်လိုက်တတ်
 သောအဖြစ်တည်း။ ဣတိအယံ၊ ဤသည်လျှင်၊ တသ္မာပါရာယနံ၊ ဣတိဟူသော၊
 တေံဝစနံ၊ ဤစကားကို၊ ဝုပ္ပတိ၊ ဆိုအပ်၏။

(အ) တဂဝတော၊ မြတ်စွာဘုရား၏ဂိတံ၊ ဟောအင်သော။ ပါရာယနံ၊ နိဗ္ဗာန်
 ဟူသောကမ်းတဘက်သို့သွားကြောင်း ရောက်ကြောင်းဖြစ်သော မရှိပဒါ
 ကို၊ အင်္ဂံ၊ ဝါ သည်၊ အနုဂါယိသံ၊ အတုဟောအံ့၊ ဝိမလော၊ ကင်းပြီးအညစ်
 အကြေးရှိထသော၊ တူရိ၊ မြေကြီးကဲ့သို့ပြန့်နှံ့သော စညာရှိထသော၊ မေဓ



သော၊ ကိလေသာကိုပျက်ဆီးတတ်သောပညာရှိထသော၊ နိက္ခာမော၊ ပယ်
 အပ်ပြီးသောကာ မရှိထသော၊ နိဗ္ဗာနော၊ ငြိမ်းပြီးသော အကျသိုတ် ရှိထ
 သော၊ နာဂေါ၊ ရဟန္တာလည်းဖြစ်တော်မူထသော၊ ဘဂဝေါ၊ မြတ်စွာထူးဆန်း
 သည်၊ ယထာ၊ အကြင်ကိုယ်တိုင် သမ္ပာလေးပါးကို သိသောအသော
 ရထဥာဏ်ဖြင့်၊ အဒက္ခိ၊ မြင်ပြီ၊ ယထာ၊ ထိုသို့သောဥာဏ်ဖြင့်၊ အက္ခယာထိ၊
 ဟောကြားတော်မူပြီ၊ ကိဿဟောတု၊ အကယ်ကြောင့်နည်း၊ ယေဟိ၊ အ
 ကြင်ကိလေသာတို့ဖြင့်၊ ရာသော၊ ချွတ်ယွင်းသောကောင်းကို၊ ဘဏေ၊ ဆိုရာ၏၊
 ဧတေ၊ ထိုကိလေသာတို့ကို၊ ပတိနာ၊ ပယ်အပ်ကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊
 တထာ၊ ထိုသို့သောဥာဏ်ဖြင့်၊ အက္ခယာထိ၊ ဟောတော်မူပြီ၊ ဣတိ၊ ဤသို့၊
 အာယသ္မာ၊ ရှည်သောအသက်ရှိသော၊ ဝိဝိယော၊ ဝိဝိယ မထေရ်သည်၊ ဗာ
 ဝရိ၊ ဗာဝရိပုဏ္ဏားကို၊ အဝေါစ၊ ဆို၏၊ ပါရာယနမနုဂါယိသာန္တိ၊ ပါရာ
 ယနမနုဂါယိသာဟူသည်ကား၊ ဝိတံ၊ မြတ်စွာထူးဆန်းသ ည်ဟောတော်မူအပ်
 သော အကျင့်တရားကို၊ အနုတံ၊ သိသံ၊ အတုဟောအံ၊ ကထိတံ၊ ဆိုအပ်
 သောအကျင့်တရားကို၊ အနုတံ၊ သိသံ၊ အတုဆိုအံ၊ ယထိတံ၊ ရွတ်သည်
 ကို၊ အနုတံ၊ သိသံ၊ အတုရွတ်အံ၊ သပိတံ၊ မိန့်အပ်သည်ကို၊ အနုတံ၊ သိသံ၊ အ
 တုမိန့်အံ၊ ဘာသိတံ၊ ဟောအပ်သည်ကို၊ အနုတံ၊ သိသံ၊ အတုဟောအံ၊
 ဣတိအယံ၊ ဤသည်လျှင်၊ ပါရာယနမနုဂါယိသာန္တိ၊ ပဒေသ၊ ပါရာယ နမနု
 ဂါယိသာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဣစ္စာယသ္မာဝိဝိယောတိ
 ဧတ္ထပဒေ၊ ဣစ္စာယသ္မာဝိဝိယော ဟူသောဤပုဒ်၌၊ ဣစ္စာတိ၊ ဣစ္စာဟူသည်
 ကား၊ ပဒေသန္တိ၊ ပုဒ်စပ်ခြင်းတည်း၊ (သ)၊ ဣစ္စာတိ၊ ဣစ္စာဟူသောဤသဒ္ဒါ
 သည်၊ ပဒေါပုဗ္ဗတာ၊ ပုဒ်သို့ အစဉ်လိုက်သော သဒ္ဒါတည်း၊ အာယသ္မာတိ၊
 အာယသ္မာဟူသည်ကား၊ ဝိယ ဝစနံ၊ ချစ်တွယ်ဆိုသောစကားတည်း၊ ဂရုဝ
 စနံ၊ အလေးအမြတ်ဆိုခြင်းတည်း၊ အာယ သ္မာတိ၊ ဧတံ အာယ သ္မာဟူသောဤ
 သဒ္ဒါသည်၊ သဂါရဝ သဗ္ဗတိ၊ သာဝိဝစစနံ၊ ရိုသေတုတ်ဝတ်ခြင်းနှင့် တက္ကဆို
 ခြင်းတည်း၊ ဝိဝိယောတိ၊ ဝိဝိယဟူသည်ကား၊ တသထေရုယ၊ ထိုဝိဝိယ
 မထေရ်၏နာမ်၊ အမည်တည်း၊ သင်္ခါ၊ ဆိုခြင်းတည်း၊ သမညာ၊ သရတ်ခြင်း
 တည်း၊ ပညတ္တိ၊ သိစေခြင်းတည်း၊ ဂေါ၊ ဘာရော၊ ဂေါဂေါ၊ ခြင်းတည်း၊ နာမံ၊
 အမည်တည်း၊ နာမကမ္မံ၊ အမည်မှည့်ခြင်းတည်း၊ နာမဓေယျံ၊ အမည်နှင့်စပ်
 ခြင်းတည်း၊ နိရုတ္တိ၊ ဆိုခြင်းတည်း၊ ဗျဗ္ဗနံ၊ ပြုခြင်းတည်း၊ အဘိယာပါ၊ ဟော
 ခြင်းတည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ဣစ္စာယသ္မာဝိဝိယောတိပဒေသ၊ ဣစ္စာ
 ယသ္မာဝိဝိယော ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယထာအဒက္ခိတ

ထာအက္ခရာသိတိ၊ ယထာအက္ခရာသိတိ၊ ယထာအက္ခရာသိတိဟု သည်ကား။ ယထာ၊ အ
 ကြင်ကိုယ်တိုင် သတ္တလေးပါးကို သိသော အသာသနဇာတိဥပဇာတ်ဖြင့်၊ အ
 ဒက္ခိ၊ မြင်ပြီ၊ တထာ၊ ထိုသို့သော ဥပဇာတ်ဖြင့်၊ အက္ခရာသိ၊ ဟောကြားပြီ၊ အာ
 စိက္ခိ၊ ကြားပြီ၊ ဒေသေသိ၊ ဟောပြီ၊ ပညပေသိ၊ သိစေပြီ၊ ပဋ္ဌပေသိ၊ ထားပြီ၊
 ဝိဝရိ၊ ဖွင့်ပြီ၊ ဝိဘဇိ၊ ဝေဘန်ပြီ၊ ဥတ္တာနိ၊ အာကာသိ၊ ပေါ်သည်ကို ပြုပြီ၊
 ပကာသေသိ၊ ထင်ရှားပြုပြီ၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော သင်္ခါရတို့
 သည်၊ အနိစ္စာဟိ၊ အမြဲမရှိကုန်ဟု ယထာ၊ အကြင်အသာသနဇာတိဥပဇာတ်ဖြင့်၊
 အဒက္ခိ၊ မြင်တော်မူ၏၊ တထာ၊ ထိုသို့သော ဥပဇာတ်တော်ဖြင့်၊ အက္ခရာသိ၊ ဟော
 တော်မူပြီ၊ အာစိက္ခိ၊ ကြားတော်မူပြီ၊ ဒေသေသိ၊ ဟောတော်မူပြီ၊ ပညပေ
 သိ၊ သိစေပြီ၊ ပဋ္ဌပေသိ၊ ထားပြီ၊ ဝိဝရိ၊ ဖွင့်ပြီ၊ ဝိဘဇိ၊ ဝေဘန်ပြီ၊ ဥတ္တာနိ၊ အာ
 ကာသိ၊ ပေါ်သည်ကို ပြုပြီ၊ ပကာသေသိ၊ ထင်ရှားပြုပြီ၊ သဗ္ဗေသင်္ခါရာ၊ ခပ်
 သိမ်းကုန်သော သင်္ခါရတို့သည်၊ ဒုက္ခာဟိ၊ ဆင်းရဲကုန်၏ဟု၊ (လ)၊ ယံက်ဗ္ဗိ
 သရဒယဓမ္မံ၊ အလုံးစုံသော ဖြစ်ခြင်းသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံ
 သဗ္ဗံ၊ ထိုအလုံးစုံသော သဘောတရားသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသ
 ဘောတရားရှိ၏ဟု ယထာ၊ ဟုတ်မှန်သည် အတိုင်း၊ အဒက္ခိ၊ မြင်တော်မူပြီ၊
 တထာ၊ ထိုဟုတ်မှန်သည် အတိုင်း၊ သျှင်၊ အက္ခရာသိ၊ အာစိက္ခိ၊ ကြားတော်မူ
 ပြီ၊ ဒေသေသိ၊ ဟောတော်မူပြီ၊ ပညပေသိ၊ သိစေပြီ၊ ပဋ္ဌပေသိ၊ ထားပြီ၊
 ဝိဝရိ၊ ဖွင့်ပြီ၊ ဝိဘဇိ၊ ဝေဘန်ပြီ၊ ဥတ္တာနိ၊ အာကာသိ၊ ပေါ်သည်ကို ပြုပြီ၊ ပကာ
 သေသိ၊ ထင်ရှားပြုပြီ၊ ဣတိအသံ၊ ဤသည်သျှင်၊ ယထာအက္ခရာသိတိ၊ ယထာအက္ခရာ
 သိတိဟု သော၊ ယထာအက္ခရာသိတိဟု သောပုဒ်၏၊ အတ္ထေဝ၊ အတ္ထေဝ၊
 အနက်တည်း၊ ဝိမလောဘုရိမေသောတိတ္ထေပဒေ၊ ဝိမလောဘုရိမေသ
 သောဟု သောဤပုဒ်၌၊ ဝိမလောတိ၊ ဝိမလောဟု သည်ကား။ ရာဂေါမထံ၊
 ရာဂဟု သော အညစ်အကြေးထည်းကောင်း၊ ဒေါသောမထံ၊ ဒေါသဟု
 သော အညစ်အကြေးထည်းကောင်း၊ မောဟောမထံ၊ မောဟဟု သော အ
 ညစ်အကြေးထည်းကောင်း၊ ဧကာဝေ၊ အမျက်ထွက်ခြင်းထည်းကောင်း၊
 ဥပနာဟော၊ မုန်ပြိုးဖွဲခြင်းထည်းကောင်း၊ (လ)၊ သဗ္ဗာကုသံလောဘိသင်္ခါ
 ရာ၊ ခပ်သိမ်းသော အက္ခရာသိတိအဘိသင်္ခါရဟု ကုန်သော၊ မထာ၊ အညစ်အ
 ကြေးတို့သည် ထည်းကောင်း၊ ဘဂဝတော၊ ဘုန်းကော်ကြီးသော၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရားသည်၊ တေမထာ၊ ထိုအညစ်အကြေးတို့ကို၊ ပပိနာ၊ ပပိတ်
 အပ်ကုန်ပြီ၊ ဥတ္တိန္နမူလော၊ အရှင်းကိုဖြတ်အပ်ကုန်ပြီ၊ တာထာဝတ္ထုကတာ၊
 ထိန်းပင်ပုတ်ကို ခွဲသိမ်းပြုအပ်ကုန်ပြီ၊ အနဘာဝင်ဂတာ၊ တတန် မဖြစ်ခြင်းသို့

ဆောက်ကုန်ပြီ၊ အာယတိ၊ နောင်အခါ၌၊ အနုပွားဗေဗွာ၊ မမြှုပ်ပြန်ခြင်းသ
 တော့ရှိကုန်၏၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အမထော၊ အညစ်အကြေးမရှိ၊
 ဝိမထော၊ အညစ်အကြေးကင်း၍၊ နိဗ္ဗာဏော၊ အညစ်အကြေးမရှိ၊ မထာပတ
 တော၊ အညစ်အကြေးမှပေး၍၊ မထာပတိနော၊ အညစ်အကြေးကိုပယ်ပြီး
 မလစ်မရေ့ော၊ အညစ်အကြေးမှလွတ်ပြီး၊ သဗ္ဗမထာပတိဝတ္ထော၊ အလုံးစုံ
 သောအညစ်အကြေးကိုလွန်တော်မူပြီး၊ ပထဝီ၊ မြေကို၊ ဘူမိ၊ ဘူမိဟူ၍၊
 ဝုစ္ဆာ၊ ဆိုအပ်၏၊ ပထဝီသမာယ၊ မြေကြီးနှင့်တူသော၊ ဝိပုဿာယ၊ ပြန်ပြော
 သော၊ ဝိပုဿာယ၊ ပြန်သော၊ တာယပညာယ၊ ထိုပညာနှင့်၊ သမန္နာဂတော၊
 ပြည့်စုံတော်မူ၏၊ ပညာ၊ ပညာကို၊ မေခေ၊ မေခေဟူ၍၊ ဝုစ္ဆာ၊ ဆိုအပ်၏၊
 ယာပညာ၊ အကြင်အပြားအားဖြင့်သိတတ်သောပညာလည်းကောင်း၊ ပဇာ
 နနာ၊ အခြင်းအရာအားဖြင့်သိတတ်သောပညာလည်းကောင်း၊ အမောဟော
 မတွေမဝေတတ်သော ပညာလည်းကောင်း၊ ဓမ္မဝိစယော၊ သစ္စာတရား
 ကိုရွေးချယ်ကတ်သော ပညာလည်းကောင်း၊ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်
 တတ်သောပညာလည်းကောင်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မေခေယ၊
 မေခေဟုဆိုအပ်သော၊ ဣမာယပညာယ၊ ဤပညာနှင့်၊ ဥပေတော၊ ပြည့်စုံ
 တော်မူ၏၊ သရပတော၊ ကောင်းစွာပြည့်စုံတော်မူ၏၊ ဥပါဂတော၊ ကပ်၍
 တည်၏၊ သရပါဂတော၊ ကောင်းစွာကပ်၍တည်၏၊ ဥပပန္နော၊ မကင်းသည်
 ဖြစ်၏၊ သမ္ပန္နော၊ ဟပ်သည်ဖြစ်၏၊ သမန္နာဂတော၊ ပြည့်စုံခြင်းသို့ရောက်
 ၏၊ ဘသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သုမေဝသော၊ ကောင်း
 သောပညာတော်နှင့်ပြည့်စုံတော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိမထော
 ဘူမိမေဝသောတိပဒယာ၊ ဝိမထောဘူမိမေဝသောဟူသောဝန်၏၊ အတ္ထော၊
 အနက်တည်း၊ နိက္ကာမောနိဗ္ဗနော နာဂေါတိတ္ထေပဒေ၊ နိက္ကာမောနိဗ္ဗနောနာ
 ဂေါဟူသောဤဝန်၌၊ ကာမာတိ၊ ကာမာဟူသည်ကား၊ ကာမာ၊ ကာမတို့
 သည်၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့သည်ကောင်း၊ ကိလေသကာမာစ၊
 ကိလေသကာမတို့သည်ကောင်း၊ ဣတိ၊ ဤသို့၊ ဥဒါနတော၊ အကျဉ်းအားဖြင့်
 နွေနှစ်ပါးတို့တည်း၊ (ဇ)၊ ဣမေ၊ ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမ
 တို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ (ဇ)၊ ဣမေ၊ ဤသည်တို့ကို၊ ကိလေသကာ
 မာ၊ ကိလေသကာမတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဘဂဝတော၊ တုန်း
 ဘော်ကြီးသော၊ ဗုဒ္ဓော၊ မြတ်စွာဘုရားသည်၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမ
 တို့ကို၊ ပရိညာတာ၊ ပိုင်းခြား၍သိအပ်ကုန်ပြီ၊ ကိလေသကာမာ၊ ကိလေသ
 ကာမတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဝတ္ထုကာမာနံ၊ ဝတ္ထုကာမတို့ကို

ပရိညာတတ္ထာ၊ ပိုင်းခြား၍ သိပြီးသည်၏အဖြစ်ကြောင့်၊ ကိလေသကာမာနံ၊
 ကိလေသကာမတို့ကို၊ ပဟိနတ္ထာ၊ ပယ်အပ်သည်၏အဖြစ်ကြောင့်၊ ဘဂဝါ၊
 မြတ်စွာထူးရားသည်။ ကာမေ၊ ကာမတို့ကို၊ နကာမေတိ၊ အလိုမရှိတတ်၊
 ကာမေ၊ ကာမတို့ကို၊ နပစ္ဆေတိ၊ မတောင့်တ၊ ကာမေ၊ ကာမတို့ကို၊ နဝိဟေ
 တိ၊ မချစ်၊ ကာမေ၊ ကာမတို့ကို၊ နအဘိဇပေတိ၊ တောင့်တသောအားဖြင့်
 ပြောဆိုခြင်းမရှိ၊ ယော၊ အကြင်သူတို့သည်၊ ကာမေ၊ ကာမတို့ကို၊ ကာမေ
 န္တိ၊ မြတ်နိုးတတ်ကုန်၏။ ကာမေ၊ ကာမတို့ကို၊ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ကာ
 မေ၊ ကာမတို့ကို၊ ပစ္ဆေန္တိ၊ တောင့်တကုန်၏။ ကာမေ၊ ကာမတို့ကို၊ ဝိဟေ
 န္တိ၊ ချစ်ကုန်၏။ ကာမေ၊ ကာမတို့ကို၊ အဘိဇပေန္တိ၊ ပြောဆိုကုန်၏။ တေ၊
 ထိုသူတို့သည်၊ ကာမကာမိနော၊ ကာမကာမိမည်ကုန်၏။ ရာဂရာဂိနော၊
 ရာဂကိုတတ်မတ်မောထေ့ရှိကုန်၏။ သညာသညိနော၊ သညာကိုမှတ်လေ့
 ရှိကုန်၏။ ဘဂဝါ၊ မြတ်စွာထူးရားသည်၊ ကာမေ၊ ကာမတို့ကို၊ နကာမေတိ၊
 မနှစ်သက်၊ ကာမေ၊ ကာမတို့ကို၊ နဣစ္ဆတိ၊ အလိုမရှိ၊ ကာမေ၊ ကာမတို့ကို၊
 နပစ္ဆေတိ၊ မတောင့်တ၊ ကာမေ၊ ကာမတို့ကို၊ နဝိဟေတိ၊ မချစ်၊ ကာမေ၊
 ကာမတို့ကို၊ နအဘိဇပေတိ၊ မပြောဆို၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ထူးရားသည်၊ အကာမေ၊ ကာမမှကင်း၏။ နိတ္တာမော၊ ကာမမရှိ၊ ဝတ္ထာကာ
 မော၊ ကာမကိုစွန့်ပြီး၊ ဝန္တကာမော၊ ကာမကိုအန်ပြီး၊ မုတ္တကာမော၊ ကာမ
 မမှလွတ်ပြီး၊ ပဟိနကာမော၊ ကာမကိုပယ်ပြီး၊ ပရိနိသံဇ္ဇကာမော၊ ကာမ
 ကိုအမြဲစွန့်ပြီး၊ ဝိကရာဂေါ၊ ရာဂမှကင်းပြီး၊ ဝိဂတရာဂေါ၊ ရာဂမှအထူးသ
 ဖြင့်ကင်းပြီး၊ ဝတ္ထရာဂေါ၊ ရာဂကိုစွန့်ပြီး၊ ဝန္တရာဂေါ၊ ရာဂကိုအန်ပြီး၊ မုတ္တ
 ရာဂေါ၊ ရာဂမှလွတ်ပြီး၊ ပဟိနရာဂေါ၊ ရာဂကိုပယ်ပြီး၊ ပရိနိသံဇ္ဇရာဂေါ၊
 ရာဂကို တာန်စွန့်ပြီး၊ နိစ္ဆာဝတာ၊ ဝှက်သိပ်ခြင်း တဏှာကင်းပြီး၊ နိဗ္ဗု
 ကော၊ တဏှာမှထွက်မြောက်ပြီး၊ ဝိတိတိဘူတော၊ ပြင်းချင်းပြီး၊ သုပရိသံ
 ဝေဒိကာယိကသုခစေတသိကသုခကိုခံစားပြီး၊ ဗြဟ္မဘူတေ န၊ မြတ်သည်
 ဖြစ်၍ဖြစ်သော၊ အတ္တနာ၊ စိတ်တော်ဖြင့်၊ ဝိဟေတိ၊ နေတော်မူ၏။ ဣတိ
 အယံ၊ ဤသည်သည်၊ နိတ္တာမောတိမဒယော၊ နိတ္တာမောဟူသောပုဒ်၏။ အ
 ဘတ္တော၊ အနက်ကည်၊ နိဗ္ဗုနောတိ၊ နိဗ္ဗုနော ဟူသည်ကား၊ ရာဂေါဝနံ၊ ရာ
 ဂဟူသောတောသည်ကောင်း၊ ဒေါသောဝနံ၊ ဒေါသဟူသောတောသည်
 ကောင်း၊ မောဟောဝနံ၊ မောဟဟူသောတော သည်ကောင်း၊ ကောဝေ
 ဝနံ၊ အချက်ဟူသောတော သည်ကောင်း၊ ဥပနာဟောဝနံ၊ ရန်ညှိဖွဲ့ခြင်း
 တို့သည်ဟူသောတော သည်ကောင်း၊ သဗ္ဗာက္ခယော တိသင်္ခါရာဝနာ၊

အလုံးစုံသော အကုသိုလ်အင်္ဂါရ တဉာဏ်ဟူသော တောတို့သည်
 ကောင်း၊ တကဝတော၊ ထန်းတော်ကြီးသော၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရားသည်၊
 တောဝနာ၊ ထိုတောတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥက္ခိန္ဒမူလံ၊ အရင်း
 ကိုဖြတ်အပ် ကုန်ပြီ၊ တာသာဝတ္ထုကတံ၊ ထန် မင်းတို့ကိုကဲ့သို့ ငြိအပ်
 ကုန်ပြီ၊ အနဘာဝံဂတာ၊ တာဝန်မဖြစ်ခြင်းသို့ ရောက်ကုန်ပြီ၊ အာယတိံ၊
 နောင်အခါ၌၊ အနုပ္ပာဒဓမ္မော၊ မဖြစ်ခြင်းသဘောရှိကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အဝနော၊ ရာဂစသော တောမှကင်းပြီ၊ ဝိဝ
 နော၊ ရာဂစသောတောမှ အထူးသဖြင့်ကင်းပြီ၊ နိဝနော၊ ရာဂစသောတော
 မှထွက်ပြီ၊ ဝနာပဂတော၊ ရာဂစသော တောမှပေးပြီ၊ ဝနဝိပ္ပဟိနော၊ ရာဂ
 စသောတောကိုပယ်ပြီ၊ ဝနဝိဓုတ္တော၊ ရာဂစသော တောမှလွတ်ပြီ၊ သဗ္ဗ
 ဝနဝိတိဝတ္တော၊ အလုံးစုံသော ရာဂစသော တောမှလွန်ပြီ၊ ဣတိအယံ၊
 ဤသည်လျှင်၊ နိဗ္ဗာနောတိပဒဿ၊ နိဗ္ဗာနဟူသောပုဒ်၏ အတ္ထော၊ အနက်
 တည်း၊ နာဂေါတိ၊ နာဂေါဟူသည့်ကား၊ နာဂေါ၊ မြတ်သော၊ တဂဝါ၊ မြတ်
 စွာဘုရားသည်၊ အံရံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြုတတ်၊ ဣတိ၊ ထို
 ကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ နဂစ္ဆတိ၊ မထားအပ်သည်သို့ မထား
 တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ (လ)၊ နအာဂစ္ဆတိ၊
 မလာအပ်သည်သို့ မလာတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်
 မူ၏၊ (ပ)၊ ဝံ၊ ဤသို့၊ တဂဝါ၊ မြတ်စွာဘုရား သည်၊ နအာဂစ္ဆတိ၊ မလာအပ်
 သည်သို့မထားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်တော်မူ၏၊ ဣတိအ
 ယံ၊ ဤ သည်လျှင်၊ နိဗ္ဗာနမောနိဗ္ဗနော၊ နာဂေါ တိပဒဿ၊ နိဗ္ဗာနမောနိဗ္ဗနော
 နာဂေါဟူသောပုဒ်၏ အတ္ထော၊ အနက် တည်း၊ ကိဿပောတုရုသာဘဏေ
 တိတ္ထေပဒေ၊ ကိ ဿပောတုရုသာဘဏေ ဟူသော၍ပုဒ်၌၊ ကိဿပောတု
 တိ၊ ကိဿပောတုဟူ သည်ကား၊ ကိံပောတု၊ အဘယ်အကြောင်းကြောင့်၊
 ကိံကာရဏာ၊ အဘယ်သို့နိုးစွာသော အကြောင်းကြောင့်၊ ကိံနိဒါနာ၊ အ
 ဘယ်သို့ပြုတတ်သောအကြောင်းကြောင့်၊ ကိံပစ္စယော၊ အဘယ်ကိုစွဲ၍ဖြစ်
 တတ်သော အကြောင်းကြောင့်၊ ဣတိအယံ၊ ဤသည်လျှင်၊ ကိဿပောတု
 တိပဒဿ၊ ကိဿပောတုဟူသောပုဒ်၏ အတ္ထော၊ အနက်တည်း၊ မုသာဘ
 ဏေတိ၊ မုသာဘဏေဟူသည်ကား၊ မုသာ၊ ချွတ်ယွင်းသော စကားကို၊ ဘ
 ဏေယျ၊ ဆိုရာ၏၊ ကထေယျ၊ ဟောရာ၏၊ ဒိဗေယျ၊ ပြရာ၏၊ ဝေါဟာရေယျ၊
 ခေါ်ဝေါ်ရာ၏၊ မုသာဘဏေတိ၊ မုသာဘဏေဟူသည်ကား၊ မောသဝဇ္ဇံ၊
 မုသာဟူဆိုအပ်သောစကားကို၊ ဘဏေယျ၊ ဆိုရာ၏၊ မုသာဝါဒံ၊ မဟုတ်

မမှန်သောစကားကို၊ ဘာဝေယျ၊ ဆိုရာ၏၊ အနဂိယဝါဒံ၊ အနဂိယာမဟုတ်
သောသူသို့၏စကားကို၊ ဘာဝေယျ၊ ဆိုရာ၏၊ ဣမေ၊ ဤလောက၌၊ ဧကဇ္ဈော၊
အချို့သောသူသည်၊ သဘဂ္ဂတောဝါ၊ သဘင်အလယ်၌ နေ၍လည်းကောင်း၊
ပရိသဂ္ဂတောဝါ၊ ပရိသတ်အလယ်၌ နေ၍လည်းကောင်း၊ ဥဘတိမဇ္ဈဂတော
ဝါ၊ ဆွေမျိုးတို့၏အလယ်၌ တည်၍လည်းကောင်း၊ ပုဂမဇ္ဈဂတောဝါ၊ သေ
သောက်ကြူးအပေါင်းတို့၏အလယ်၌ တည်၍လည်းကောင်း၊ ရာဇကုဇ
မဇ္ဈဂတောပါ၊ မင်းမျိုးတို့၏အလယ်၌ တည်၍လည်းကောင်း၊ အဘိနိဝေဝ၊
မေးခြင်းငှါထက်ဝမ်းကွင်းမှဆောင်၍၊ အမတ္တပုရိသ၊ အိုယောဟော၊ ဟေ၊
လောကဉ္စ၊ ယံ၊ အကြင်အမှုကို၊ ဇာနာမိ၊ ငါထိ၏၊ တံ၊ ထိုအမှုကို၊ ဝဒေဟိ၊
ဆိုလော၊ ဣတိ၊ ဤသို့၊ သက္ကိပုဇ္ဈော၊ သက်သေပြု၍ မေးအပ်သည် ဂှိသော်၊
သော၊ ထိုသူသည်၊ အဇာနံပါ၊ မသိတဲ့သူကို၊ အဟံဇာနာမိတိဝါ၊ ငါထိ၏
ဟူ၍လည်းကောင်း၊ ဇာနံ၊ သိသူကို၊ အဟံဇာနာမိတိဝါ၊ ငါမသိဟူ၍လည်း
ကောင်း၊ အပသံ၊ မမြင်တဲ့သူကို၊ အဟံဇာနာမိတိဝါ၊ ငါမြင်၏ဟူ၍လည်း
ကောင်း၊ ပသံ၊ မြင်သူကို၊ အဟံဇာနာမိတိဝါ၊ ငါမမြင်ဟူ၍လည်း
ကောင်း၊ ဣတိ၊ ဤသို့၊ အတ္တဟောတုဝါ၊ မိမိအကျိုးကြောင့် လည်းကောင်း၊
ပရဟောတုဝါ၊ သူတပါး၏အကျိုးကြောင့် လည်းကောင်း၊ အာမိသကိဉ္စိက္ခ
ဟောတုဝါ၊ အနည်း ငယ်သော အာမိသကို ရှုခြင်းကြောင့် လည်းကောင်း၊
သမ္ပဇာနမုဿ၊ သိသူကို ချွတ်ယွင်းသော စကားကို၊ ဘာဝေယျ၊ ဆို၏၊ ဣဒံ၊
ဤသည်ကို၊ မောသဇ္ဇံ၊ မောသဇ္ဇဟူ၍၊ ပုစ္ဆတံ၊ ဆိုအပ်၏၊ အပိစ၊ တနည်း
လည်း၊ တိ ဘာကောရေဟိ၊ သုံးပါးကုန်သော အခြင်းအရာတို့ဖြင့်၊ မုသာဝါ
ဒေါ၊ ချွတ်ယွင်းသောစကားကိုဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ပုဇ္ဈော၊ မဆိုပြီ
ရှေးအတို့၌လျှင်၊ အသေ၊ ထိုသူအား၊ မုသာဝကဏိယံ၊ ပျက်စကားကို ငါဆို
အံ၊ ဣတိ ထိုသို့သော အကြံသည်၊ ဟောတိ၊ ဖြစ်၏၊ ဘာဝေယျ၊ ဆိုဆဲ
သောသူအား၊ မုသာဘာဏာမိ၊ မုသာကို ငါဆို၏၊ ဣတိ၊ ဤသို့ဆိုခြင်းသည်၊
ဟောတိ၊ ဖြစ်၏၊ ဘာဝေယျ၊ ဆိုပြီးသောသူအား၊ မုသာမယာဘာဏိတံ၊
မုသာကို ငါဆိုပြီ၊ ဣတိ၊ ဤသို့သောဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဣမေဟိ
တိ ဘာကောရေဟိ၊ ဤသုံးပါးကုန်သော အခြင်းအရာတို့ဖြင့်၊ မုသာဝါဒေါ၊
အချည်းနှီးသောစကားကို ဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အပိစ တနည်း
လည်း၊ စတုဟာဏာရဏေဟိ၊ သေးပါးကုန်သော အခြင်းအရာတို့ဖြင့်၊ မုသာ
ဝါဒေါ၊ ချွတ်ယွင်းသော စကားကိုဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ပုဇ္ဈော၊
မဆိုပြီရှေးအတို့၌လျှင်၊ အသေ၊ ထိုသူအား၊ မုသာဘာဏိယံ၊ ပျက်စကားကို



ငါဆိုအံ့၊ ဣတိ၊ ဤသို့သော အကြံသည်၊ ဟောတိ၊ ဖြစ်၏၊ ဘဏန္တဿ၊ ဆိုဆဲ
သော သူအား၊ မုသာဘဏာမိ၊ မုသားကို ငါဆိုအံ့၊ ဣတိ၊ ဤသို့သော ထိခြင်း
သည်၊ ဟောတိ၊ ဖြစ်၏၊ တဏိတဿ၊ ဆိုပြီးသော သူအား၊ မုသာမယဘဏိ
တံ၊ မုသားကို ငါဆိုပြီ၊ ဣတိ၊ ဤသို့သော ထိခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဒိဋ္ဌိံ၊
မဟုတ်မမှန်ဟူသော အယူကို၊ ဝိနိဓယ၊ ဖုံးထွင်း၍၊ မုသာဘဏာမိ၊ မုသား
ဆို၏၊ ဣမေဟိ စတုဟာကာ ခရဟိ၊ ဤသေးပါးကုန်သော အခြင်းအရာတို့
ဖြင့်၊ မုသာဝါဒေါ၊ မုသားဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အဝိစ၊ တနည်း
လည်း၊ ဝဗ္ဗဟာကာ ခရဟိ၊ ငါးပါးကုန်သော အကြောင်းတို့ဖြင့်၊ ဆဟာကာ
ခရဟိ၊ ခြောက်ပါးကုန်သော အကြောင်းတို့ဖြင့်၊ သတ္တဟာကာ ခရဟိ၊ ခုနစ်
ပါးကုန်သော အကြောင်းတို့ဖြင့်၊ အဋ္ဌဟာကာ ခရဟိ၊ ရှစ်ပါးကုန်သော အ
ကြောင်းတို့ဖြင့်၊ မုသာဝါဒေါ၊ ချွတ်ယွင်းလေးကောင်းကို ဆိုခြင်းသည်၊
ဟောတိ၊ ဖြစ်၏၊ ပုဗ္ဗေ၊ မဆိုမှီရှေးအတို့၌ ယျှင်၊ အယ၊ ထိုသူအား၊ မုသာ
ဘဏိသံ၊ ပျက်စကားကို ငါဆိုအံ့၊ ဣတိ၊ ဤသို့သော အကြံသည်၊ ဟောတိ၊
ဖြစ်၏၊ ဘဏန္တဿ၊ ဆိုဆဲသော သူအား၊ မုသာဘဏာမိ၊ မုသားကို ငါဆို
၏၊ ဣတိ၊ ဤသို့သော ထိခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဏိတဿ၊ ဆိုပြီး
သော သူအား၊ မုသာမယဘဏိတံ၊ မုသားကို ငါဆိုပြီ၊ ဣတိ၊ ဤသို့သော ထိ
ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဒိဋ္ဌိံ၊ မဟုတ်မမှန်ဟူသော အယူကို၊ ဝိနိဓယ၊
ဖုံးထွင်း၍၊ ခန္တိံ၊ မုသားဆိုအံ့ ဟူသည့် ဆိုခြင်းကို၊ ဝိနိဓယ၊ မထင်မှားပြု
၍၊ ရုစိံ၊ မဟုတ်မမှန်ဟု နှစ်သက်ခြင်းကို၊ ဝိနိဓယ၊ ဖုံးထွင်း၍၊ သညံ၊ မ
ဟုတ်မမှန်ဟူသော အမှတ်ကို၊ ဝိနိဓယ၊ ဖုံးထွင်း၍၊ ဘာဝံ၊ မဟုတ်မမှန်ဟူ
သော သဘောကို၊ ဝိနိဓယ၊ ဖြုပ်ထား၍၊ ဘဏာမိ၊ မုသားဆို၏၊ ဣမေဟိ
အဋ္ဌဟာကာ ခရဟိ၊ ဤရှစ်ပါးကုန်သော အကြောင်းတို့ဖြင့်၊ မုသာဝါဒေါ၊ အ
ချည်းနှီးကို ဆိုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ကိဿဟေတု၊ အဘယ်ကြောင့်
နည်းဟု မူကား၊ ယေဟိ၊ အကြင်ကိလေသာတို့ဖြင့်၊ မေသဝဇ္ဇံ၊ မေသဝဇ္ဇ
ဟု ဆိုအပ်သော၊ မုသာ၊ အချည်းနှီးသော စကားကို၊ ဟဏေယျ၊ ဆိုရာ၏၊ က
ဏေယျ၊ ဟောရာ၏၊ ဒိပေယျ၊ ပြရာ၏၊ ဝေါဟာရေယျ၊ ခေါ်ဝေါ်ရာ၏၊ ဣတိ အ
ဟိ၊ ဤသည် ယျှင်၊ ကိဿဟေတု၊ မုသာဘဏေတိ ပဒေ၊ ကိဿဟေတု
မုသာဘဏေဟူသော ပုဒ်၏၊ အတ္ထော၊ အနက်သည်၊ တေန၊ ထိုကြောင့်၊
ဝိဝိဓော၊ ဝိဝိဓမထေရ်သည်၊ ဝါရာယနမနုဂါ ယိသံ၊ ဣစ္စာယသ္မာဝိဝိ
သော ယထာ အဒက္ခိကထာ အက္ခာတိဝိမသော၊ တူရိမေသော နိဗ္ဗာမော
နိဗ္ဗနောနာဂေါ ကိဿဟေတု မုသာဘဏေတိ၊ ဝါရာယနမနုဂါ ယိသံ

ဣတ္ထာယသ္မာဝိဂီဟေဝ ယထာအဒက္ခိတာထာအက္ခာသိ ဝိမလောဘုရိမေ
ဝသောနိတ္ထာမောနိဗ္ဗနောနာဂေါကီလာဟေတုရုသာတထောဟူ၍ အာဟာ
သိပြီ။ ။

ပထိနမလ မောဟာယာ၊ ပထိအပ် ပြီးသော မောဟာဟူသော အညစ်
အကြေးရှိထသော၊ မာနမက္ခပ္ပဟာယိနော၊ မာနမက္ခကိုပထိပြီး ထသော
မြတ်စွာဘုရား၏၊ ဝဇ္ဇုပထိတံ၊ ရုတ်ကျေးဇူးနှင့်ပွင့်သော၊ ဂိရံ၊ တရား
စကားကိုဟောနွှံ့၊ ယရ၊ အဟံ၊ ငါသည်၊ ကိတ္တယိသာမိ၊ ကြားပေးအံ့၊ ပထိ
နမလမောဟာယာတိ ဧတ္ထမဒေ၊ ပထိနမလမောဟာယာ ဟူသောဤပုန်
နှံ့၊ မလန္တိ၊ မထံဟူသည်ကား၊ ရာဂေါမထံ၊ ရာဂတည်းဟူသော အညစ်
အကြေး လည်းကောင်း၊ ဒေါသောမထံ၊ ဒေါသဟူသော အညစ်အကြေး
လည်းကောင်း၊ မောဟောမထံ၊ မောဟာဟူသော အညစ်အကြေး လည်း
ကောင်း၊ မာနောမထံ၊ မာနဟူသော အညစ်အကြေးလည်းကောင်း၊ နိဗ္ဗိမထံ၊
နိဗ္ဗိဟူသော အညစ်အကြေးလည်းကောင်း၊ ကိလေသမထံ၊ ကိလေသာဟူ
သော အညစ်အကြေး လည်းကောင်း၊ သဗ္ဗဒုစ္စရိတမထံ၊ အလုံးစုံဒုစရိုက်
ဟူသော အညစ်အကြေးလည်းကောင်း၊ သဗ္ဗဘဝဂါမိ၊ အလုံးစုံသောဘဝသို့
ထားစေတတ်သော၊ ကမ္မမထံ၊ ကံဟူသော အညစ်အကြေး လည်းကောင်း၊
မောဟောတိ၊ မောဟောဟူသည်ကား၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ ယံအညာဏံ၊
အကြင်မထိခြင်း လည်းကောင်း၊ (လ)၊ အဝိဇ္ဇာလိဂီ၊ အဝိဇ္ဇာဟူသော တံခါး
ကျည်လည်းကောင်း၊ မောဟော၊ တွေဝေတတ်သော မောဟလည်းကောင်း၊
အက္ခသသမူလံ၊ အက္ခသိုထံ၏ တည်ရာဖြစ်သော မောဟလည်းကောင်း၊
အယံ၊ ဤသည်ကို၊ မောဟော၊ မောဟဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ တဂတော၊
တုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ မလဉ္စ၊ ရာဂစသော
အညစ်အကြေးကိုလည်းကောင်း၊ မောဟောစ၊ မောဟကို လည်းကောင်း၊
ပထိနာ၊ ပထိအပ်ကုန်ပြီ၊ ဥန္တိန္နမူလော၊ အမြစ်ရင်းကိုဖြတ်အပ်ကုန်ပြီ၊ တာထာ
ဝဇ္ဇု၊ ကာထာ၊ ထန်းပင်ခုတ်ကိုကဲ့သို့ ပြုအပ်ကုန်ပြီ၊ အနဘာဝံဂတာ၊ တာတန်
မဖြစ်ခြင်းသို့ရောက်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မော၊ ဗာတန်
မဖြစ်ခြင်း ဝေသာရှိကုန်ပြီ၊ ဘသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
ပထိနမလမောဟော၊ ပထိအပ်ပြီးသော အညစ်အကြေး ဟူသောမောဟာရှိ
တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ပထိနမလမောဟာယာတိ ဗဒဿ၊
ပထိနမလမောဟာယာဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ မာနမက္ခပ္ပဟာ
ယိနောတိဧတ္ထမဒေ၊ မာနမက္ခပ္ပဟာယိနောဟူသောဤပုန်နှံ့၊ မာနောတိ၊ မာ

၂၃

နောဟူသည်ကား၊ ကောရိဇေန၊ တရုထောအပိုင်းအခြားဖြင့်၊ မာနော၊ မာန်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိတ္ထံ၊ သ၊ ဝိတ်၏၊ ယာဉ္ဇန္တိ၊ အကြင်တက်ကြွခြင်း
 သည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤသည်ကား၊ မာနော၊ တပါးသောအပိုင်းအခြား ရှိ
 သောမာန်မည်၏၊ အတ္ထုတ္ထံ၊ သနမာနော၊ ဝိမိ နိယံကိုအထက်၌ထားတတ်
 သောမာန်သည်းကောင်း၊ ဝရုဝတ္တနမာနော၊ သူတပါးတို့ကို အယုတ်၌ထား
 တတ်သော မာန်သည်းကောင်း၊ ဣ ဗျ၊ ဤသို့၊ ဒုရိဇေန၊ နှစ်ပါးသော အရ
 ဖြင့်၊ မာနော၊ မာန် သည်၊ ဟောတိ၊ ဖြစ်၏၊ အဟိ၊ ဝ၊ သည်၊ ဝေယျော၊ ခြတ်
 သည်၊ အတ္ထိ၊ ဖြစ်၏ဟု၊ မာနော၊ မာန်တက်ခြင်း ကည်းကောင်းအဟိ၊
 ဝါသည်။ သဒိသော၊ ဝသူသည်။ အတ္ထိ၊ ဖြစ်၏ဟု၊ မာနော၊ မာန်တက်ခြင်း
 သည်းကောင်း၊ အဟိ၊ ဝါသည်။ ဟိ၊ နော၊ ယုတ်သည်။ အတ္ထိ၊ ဖြစ်၏ဟု၊
 မာနော၊ မာန်တက်ခြင်းသည်းကောင်း၊ ဣတိ၊ ဤသို့၊ ကိရိဇေန၊ သုံးပါးသော
 အရဖြင့်၊ မာနော၊ မာန် တက်ခြင်း သည်၊ ဟောတိ၊ ဖြစ်၏၊ လဝောန၊ လာဘ်
 ရသဖြင့်၊ မာန်၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ယသေန၊ အခြေအချ်ဖြင့်၊ မာန်၊
 မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ပထသယ၊ မြီးမွမ်းခြင်းဖြင့်၊ မာန်၊ မာန်ကို၊ ဇနေ
 တိ၊ ဖြစ်စေ၏၊ သုခေန၊ ချမ်းသာခြင်းဖြင့်၊ မာန်၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊
 ဣတိ၊ ဤသို့၊ စတုဗ္ဗိဇေန၊ ထေးပါးသော အရဖြင့်၊ မာနော၊ မာန်သည်းဟောတိ၊
 ဖြစ်၏၊ မနာပိကာနံ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ရူပါနံ၊ ရူပါရုံတို့ကို၊
 လာဘိမ္မိ၊ ရခြင်းသည်ဖြစ်၏။ ဣတိ၊ ဤသို့၊ မာန်၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊
 မနာပိကာနံ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ သဒ္ဓါနံ၊ သဒ္ဓါရုံတို့ကို၊ ဝဇ္ဇာနံ၊
 ဝဇ္ဇာရုံတို့ကို၊ ရသနံ၊ ရသရုံတို့ကို၊ ဝေပဋ္ဌဗ္ဗာနံ၊ ဝေပဋ္ဌဗ္ဗာရုံတို့ကို၊ လာဘိ
 မ္မိ၊ ရခြင်းသည်ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာန်၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ဣတိ၊
 ဤသို့၊ ပဉ္စရိဇေန၊ ငါးပါးသော အရဖြင့်၊ မာနော၊ မာန်တက်ခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏၊ စက္ခု၊ သမ္ပဒါယ၊ မျက်စိ၏ပြည့်စုံခြင်းဖြင့်၊ မာန်၊ မာန်ကို၊ ဇနေတိ၊
 ဖြစ်စေ၏၊ ဝေပဋ္ဌဗ္ဗာနံ၊ သနား၏ပြည့်စုံခြင်းဖြင့်၊ စာနသမ္ပဒါယ၊ နခေါင်း
 ၏ပြည့်စုံခြင်းဖြင့်၊ ဇိဝှ၊ သမ္ပဒါယ၊ သျှာ၏ပြည့်စုံခြင်းဖြင့်၊ ကာယသမ္ပဒါယ၊
 ကိုယ်၏ ပြည့်စုံခြင်းဖြင့်၊ မနောသမ္ပဒါယ၊ စိတ်၏ပြည့်စုံခြင်းဖြင့်၊ မာန်၊
 မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ဣတိ၊ ဤသို့၊ ဆဗ္ဗိဇေန၊ ခြောက်ပါးသော အရ
 ဖြင့်၊ မာနော၊ မာန်တက်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ မာနော၊ အလွန်မာန်
 သည်းကောင်း၊ အတိမာနော၊ ငါနှင့်တူသော သူမရှိဟု အလွန်အကြူး
 အောက်မေ့တတ်သောမာန် သည်းကောင်း၊ မာနာတိမာနော၊ ဤသူကား
 ရှေးကငါနှင့်တူ၍ ယခုငါ့အောက်ယုတ်ထွစွာ၏ ဝါကား ယခုမြတ်ထွစွာ၏

ဟူ၍ဖြစ်သောမာန် လည်းကောင်း၊ ဩမာနော၊ အမျိုးစသည်ဖြင့် ငါသည်
ယုတ်ထွေး၏ဟုမိမိကိုယ်ကိုအောက်ထား၍ ဖြစ်သောမာန်လည်းကောင်း၊
အဓိမာနော၊ ဈာန်မဂ်စသည်ကို မရတဲ့ထောက်ရ၏ဟုအောက်မေ့၍ဖြစ်သော
မာန်လည်းကောင်း၊ အတ္ထိမာနော၊ ခုပက္ခန္ဓာစသည်ဖြစ်၏ဟု တက်သော
မာန်လည်းကောင်း၊ မိစ္ဆာနော၊ မကောင်းသော အကြားအမြင် အတတ်
အမှုစသည်ဖြင့် အထူးအခြား ဖြစ်သော မာန်လည်းကောင်း၊ ဣတိ၊ ဤသို့၊
သတ္တဝါဒေန၊ ခုနက်ပါးသောအရဖြင့်၊ မာနော၊ မာန်သည်၊ ဟောတိ၊ ဖြစ်၏၊
လာဘောန၊ လာဘ်ရသဖြင့်၊ မာနော၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ အလာဘော
န၊ လာဘ်မရသဖြင့်၊ ဩမာနံ၊ ယုတ်သောမာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ယသော
န၊ အခြေအခံရှိသဖြင့်၊ မာနံ၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ အယသောန၊ အခြေ
အခံမရှိသဖြင့်၊ ဩမာနံ၊ ယုတ်သောမာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ပသံသောန၊
မြီးပွမ်းခြင်းဖြင့်၊ မာနံ၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ နိဗ္ဗာယ၊ ကဲ့ရဲ့ခြင်းဖြင့်၊
ဩမာနံ၊ ယုတ်သောမာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ သုခေန၊ ချမ်းသာသဖြင့်၊ မာ
နံ၊ မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ဒုက္ခေန၊ ဆင်းရဲသဖြင့်၊ ဩမာနံ၊ ယုတ်သော
မာန်ကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ဣတိ၊ ဤသို့၊ အတ္တဝါဒေန၊ ရှစ်ပါးသောအရဖြင့်၊
မာနော၊ မာန်တက်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ သေယျဿ၊ မြတ်သောသူ
အား၊ အဟံ၊ ငါသည်၊ သေယျော၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာ
နော၊ ဖြစ်သောမာန်လည်းကောင်း၊ သေယျဿ၊ မြတ်သောသူအား၊ အဟံ၊
ငါသည်၊ သဒိသော၊ တူသည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သော
မာန် လည်းကောင်း၊ သေယျဿ၊ မြတ်သောသူအား၊ အဟံ၊ ငါသည်၊
ဟိနော၊ ယုတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သောမာန်လည်း
ကောင်း၊ သဒိသဿ၊ တူသောသူအား၊ အဟံ၊ ငါသည်၊ သေယျော၊ မြတ်
သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သော မာန်လည်းကောင်း၊
သဒိသဿ၊ တူသောသူအား၊ အဟံ၊ ငါသည်၊ သဒိသော၊ တူသည်၊ အတ္ထိ၊
ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သောမာန် လည်းကောင်း၊ သဒိသဿ၊
တူသော သူအား၊ အဟံ၊ ငါသည်၊ ဟိနော၊ ယုတ်သည်၊ အတ္ထိ၊ ဖြစ်၏၊
ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သောမာန်လည်းကောင်း၊ ဟိနဿ၊ ယုတ်သောသူ
အား၊ အဟံ၊ ငါသည်၊ သေယျော၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာ
နော၊ ဖြစ်သောမာန်လည်းကောင်း၊ ဟိနဿ၊ ယုတ်သောသူအား၊ အဟံ၊ ငါ
သည်၊ သဒိသော၊ တူသည်၊ အတ္ထိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သောမာန်
လည်းကောင်း၊ ဟိနဿ၊ ယုတ်သောသူအား၊ အဟံ၊ ငါသည်၊ ဟိနော၊ ယုတ်

သည်၊ အထွေ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ ဖြစ်သောမာန်လည်းကောင်း။ ဣတိ၊ ဤသို့၊ နဝိဓေန၊ ကိုးပါးသောအရဖြင့်၊ မာနော၊ မာန်တက်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဣဝါ၊ ဤထောကန္တံ၊ ကေတုဗ္ဗာ၊ အချို့သောသူသည်၊ ဇာတိယံဝါ၊ ခတ္တိယဇာတ်၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း၊ ဝေါက္ကေနဝါ၊ အနွယ်ဖြင့်လည်းကောင်း၊ ကောလပုတ္တိယေနဝါ၊ မြတ်သောအမျိုးဖြင့်လည်းကောင်း။ ဝဗ္ဗပေါက္ခရတာယဝါ၊ အဆင်းနှင့်ပြည့်စုံသောကံ့ထံရှိသည်၏အဖြစ်ဖြင့်လည်းကောင်း၊ ဓနေေနဝါ၊ ဥစ္စာဖြင့်လည်းကောင်း၊ အက္ခန္တေနေနဝါ၊ အလွန်သောအတတ်ဖြင့်လည်းကောင်း၊ ကမ္မာယတနေေနဝါ၊ ဝါအလိုရှိသော အမှုသည်ပြီးပြည့်စုံသည်သာလျှင်တည်းဟု ဖြစ်သောအမှု၏ တည်ရာအားဖြင့် လည်းကောင်း၊ သိပ္ပာယတနေေနဝါ၊ ဝါသာလျှင်တတ်၏ဟုအတတ်၏တည်ရာအဖြစ်ဖြင့်လည်းကောင်း၊ ဝိဇ္ဇာဋ္ဌာနေေနဝါ၊ တိက္ခန္တောနဝိဇ္ဇာစသောအတတ်ဖြင့်လည်းကောင်း၊ သုတေနဝါ၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ဝေဒိဘာနေေနဝါ၊ ပညာဖြင့်လည်းကောင်း၊ အညတရအညတနေေနဝါ၊ ဆုံးပြီးသည်မှတစ်ပါးမဆိုသေးသော၊ ဝတ္ထုနာဝါ၊ ဝတ္ထုဖြင့် လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒသဝိဓေန၊ ဆယ်ပါးသောအပြားရှိသောအရဖြင့်၊ မာနော၊ မာန်တက်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝဗျပေါ၊ ဤသို့သဘောရှိသော၊ ယောမာနော၊ အကြင်မာန်တက်ခြင်းလည်းကောင်း၊ မညနာ၊ မာန်တက်သောအခြင်းအရာလည်းကောင်း၊ မညိတတ္တံ၊ မာန်တက်သောသူ၏ အဖြစ်လည်းကောင်း၊ ဥဗ္ဗာတိ၊ တက်ခြင်းလည်းကောင်း၊ ဥဗ္ဗာမော၊ တက်စေခြင်းလည်းကောင်း၊ ဓဇဇာ၊ တံခွန်ကဲ့သို့ထောင်ထွားခြင်းလည်းကောင်း၊ သံပဝ္ဂဟော၊ မြီးမြှောက်ခြင်းလည်းကောင်း၊ ဝိတ္တဿ၊ စိတ်၏၊ ကောတုကမ္ပထာ၊ မှန်ကင်းကဲ့သို့အလိုရှိသောသူ၏အဖြစ်လည်းကောင်း၊ အယံ၊ ဤတရားကို၊ မာနော၊ မာန်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မက္ခောတိ၊ မက္ခောဟူသည်ကား၊ ယောမက္ခော၊ အကြင်သူကျေးဇူးကိုချေခြင်းလည်းကောင်း၊ မက္ခာယနာ၊ ကျေးဇူးကို ချေသောအခြင်းအရာလည်းကောင်း၊ မက္ခာယိတတ္တံ၊ ကျေးဇူးကိုချေသောသူ၏အဖြစ်လည်းကောင်း၊ နိဗ္ဗုရိယကမ္မံ၊ အလိုမရှိသောအမှုလည်းကောင်း၊ အယံ၊ ဤသည်ကို၊ မက္ခော၊ မက္ခဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘဂဂတော၊ သန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာတရားသည်၊ မာနောစ၊ မာန်မူခြင်းကိုလည်းကောင်း၊ မက္ခောစ၊ ကျေးဇူးကိုချေခြင်းကိုလည်းကောင်း၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥဒ္ဓိန္နမူသံ၊ အမြင်စင်းကိုဖြတ်အပ်ကုန်ပြီ၊ ဇာထာဝတ္ထုကတာ၊ ထန်းပင်မှတ်ကဲ့သို့ပြုအပ်ကုန်ပြီ၊ အနာဘာဝံဂတာ၊ တစ်ခုမဖြစ်ခြင်းသို့ရောက်စေ



အပ်ကုန်ပြီ၊ အာယကိ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မ၊ တတန်မဖြစ်ခြင်းသဘော
 ရှိကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မာနမက္ခပ္ပဟာယိ၊
 မာနိမူခြင်းကျေးဇူးကို ချေခြင်းကိုကိုယ်တော်မူပြီ၊ ဣတိအယံ၊ ဤသည်
 သျှင်၊ မာနမက္ခပ္ပဟာယိနောတိဗဒဿ၊ မာနမက္ခပ္ပဟာယိနော ဟူသောပုဒ်
 ၏၊ အတ္ထော၊ အနက်တည်း၊ ဟန္တာဟိကိတ္တယိဿ၊ သမိဂိရံ ဝတ္ထုပသံဟိတန္တိ
 ဝတ္ထုပဒေ၊ ဟန္တာဟိကိတ္တယိဿသမိဂိရံ ဝတ္ထုပသံဟိတံဟူသော ဤပုဒ်၌၊
 ဟန္တာ ဟန္တိ၊ ဟန္တာဟိဟူ သည်ကား၊ ဗဒသန္တိ၊ ပုဒ်၏စပ်ခြင်းတည်း၊ ပဒသံသ
 ဝေါ၊ ပုဒ်၏ရောရှက်ခြင်းတည်း၊ ပဒပါရိပုရိ၊ ပုဒ်၏ပြည့်ခြင်းတည်း၊ အက္ခရ
 သမဝါယော၊ အက္ခရာ၏ညီညွတ်ခြင်းတည်း၊ ဗုဇ္ဇနသိလိဋ္ဌတာ၊ သန္ဓါ၏ပြေ
 ပြစ်ခြင်းတည်း၊ ဟန္တာဟန္တိ ဧတံ၊ ဟန္တာဟိဟူသော ဤသန္ဓါသည်၊ ပဒါနုပုဗ္ဗ
 တာ၊ ပုဒ်သို့ အစဉ်လိုက်သောအဖြစ်တည်း၊ ကိတ္တယိဿသမိဂိရံ ဝတ္ထုပသံ
 ဟိတန္တိ၊ ကိတ္တယိဿသမိဂိရံ ဝတ္ထုပသံဟိတံဟူသည်ကား၊ ဝတ္ထုန၊ ကျေး
 ဇူးနှင့်၊ ဥပေတံ၊ ပြည့်စုံသော၊ သရပေတံ၊ ကောင်းစွာပြည့်စုံသော၊ ဥပါဂတံ၊
 ကပ်၍တည်သော၊ သရပါဂတံ၊ ကောင်းစွာကပ်၍တည်သော၊ ဥပပန္နံ၊ မ
 ကင်းသော၊ သမ္ပန္နံ၊ သမ္ပယုတ်ဖြစ်သော၊ သမန္နာဂတံ၊ ပြည့်စုံခြင်းသို့ရောက်
 သော၊ ဝါစာဂိရံ၊ တရားစကားသံကို၊ ဗုပထံ၊ ဆိုခြင်းအကြောင်းကို၊ ဥဒိရ
 တံ၊ ဟောခြင်းကို၊ ကတ္တယိဿသမိ၊ ကြားပေအံ့၊ ဒေသိဿသမိ၊ ဟောပေ
 အံ့၊ ပညပေဿသမိ၊ သိစေအံ့၊ ပဋ္ဌပေသာသမိ၊ တားပေအံ့၊ ဝိဝရိဿသမိ၊ ဗွင့်ပေ
 အံ့၊ ဝိဘဒ္ဓိဿသမိ၊ ဝေဘန်အံ့၊ ဥတ္တာနိ၊ ကရံဿသမိ၊ ပေါသည်ကိုပြုပေအံ့၊
 ပကာယိဿသမိ၊ ထင်ရှားပြုပေအံ့၊ ဣတိအယံ၊ ဤသည်သျှင်၊ ဟန္တာဟိကိတ္တ
 ယိဿသမိဂိရံ ဝတ္ထုပသံဟိတန္တိ၊ ပဒဿ၊ ဟန္တာဟိကိတ္တယိဿသမိဂိရံ ဝတ္ထုပ
 သံဟိတံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ထေရော
 ဝိဂီယဟာ၊ ဝိဂီယမထေရ်သည်၊ ပဟိနမထမော ဟာသာ၊ မာနမက္ခပ္ပဟာယိ
 နော၊ ဟန္တာဟိကိတ္တယိဿသမိဂိရံ ဝတ္ထုပသံဟိတန္တိ၊ ပဟိနမထမော ဟာသာ
 မာနမက္ခပ္ပဟာယိနော၊ ဟန္တာဟိကိတ္တယိဿသမိဂိရံ ဝတ္ထုပသံဟိတံဟူ၍၊
 အာဟ၊ ဆိုပြီ။

၂၂ မြီးဟွ၊ အိုဆရာဗာဂရီပုတ္တား၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ တမောနုဒ္ဓေါ
 မောဟဟူသော အရိုက်ကိုယ်နှုတ်ပြီး သမန္တစက္ခု၊ ထက်ဝန်းကျင်မြင်
 နိုင်သောပညာမျက်စိရှိတော်မူ၏၊ လောကန္တဂူ၊ လောက၏ အလုံးဖြစ်သော
 နိဗ္ဗာန်သို့ရောက်တော်မူ၏၊ သဗ္ဗဘဝါတိ၊ ဝတ္ထော၊ အလုံးစုံသောဘဝကိုလွန်
 ပြီ၊ အနာသဝေါ၊ အာသဝေါတရားကင်းပြီ၊ သဗ္ဗဒုက္ခပ္ပဟိနော၊ အလုံးစုံသော

ဆင်းရဲကိုပယ်ပြီး သစ္စာပေး၊ ဟုတ်မှန်သောဗုဒ္ဓဟူသောအမည်နှင့်ဖွင့်
 ဇာတိမင်း၊ ဇာတိပိုင်ဆိုင်သူ၊ ဆည်းကပ်သောဆရာတည်း။ ။ တမောခွဲဒေါ
 ဗုဒ္ဓေါသမန္တရက္ခန္တိ ဝေဠုပဒေ၊ တမောခွဲဒေါ ဗုဒ္ဓေါသမန္တရက္ခန္တိဟူသော
 ဝန်ခွဲ၊ တမောခွဲဒေါ၊ တမောခွဲဒေါဟူသည်ကား၊ ရာဂတမ်း၊ ရာဂဟူသော
 အဓိကံကို၊ ဒေါသတမ်း၊ ဒေါသဟူသော အဓိကံကို၊ မောဟတမ်း၊ မော
 ဟဟူသော အဓိကံကို၊ မာနတမ်း၊ မာနဟူသော အဓိကံကို၊ ဝိဗ္ဗိတံ၊ ဝိဗ္ဗိ
 ဟူသောအဓိကံကို၊ ကိလေသတမ်း၊ ကိလေသဟူသော အဓိကံကို၊ ဒုစ္စ
 ရိတကံ၊ ဒုစ္စရိတ်ဟူသော အဓိကံကို၊ အနုကရတံ၊ အဓိကံကို ပြုတတ်
 သောတရားကို၊ အညာဏကရတံ၊ မထိခြင်းကို ပြုတတ်သော တရားကို၊
 ပညာနိရောဓကံ၊ ပညာကို ပျောက်ပျက် ချုပ်စေ တတ်သော တရားကို၊
 ဝိဇာတ ပက္ခိကံ၊ ဆင်းရဲ ပင်ပန်းခြင်းအဘို့ရှိသော တရားကို၊ နိဗ္ဗာနသံ
 ပတ္တနိကံ၊ နိဗ္ဗာန်သို့ရောက်ခြင်း၌ မဖြစ်စေတတ်သော တရားကို၊ နှိမ့်
 ပယ်နှုတ်ပြီး ပနှိမ့်၊ အပြားအားဖြင့်ပယ်နှုတ်ပြီး ပဇာတ်၊ စွန့်ပြီး၊ ဝိနောဒေသိ၊
 ဖျောက်ပြီး၊ ဗုဒ္ဓကမ္မာဒိ၊ ကင်းသည်ကိုပြုပြီး၊ အနာဘဝံဂမေသိ၊ တဘန်မ
 ဖြစ်ခြင်းသို့ရောက်စေပြီး၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓဟူသည်ကား၊ ယောသောဘဂဝါ၊
 အကြင်မြတ်စွာဘုရားသည်၊ (ပ)၊ ယဒိဗ္ဗုဒ္ဓေါတိနာမံ၊ အကြင်ဗုဒ္ဓဟူသော
 အမည်တော်သည်၊ အတ္ထိ၊ ရှိကော်မူ၏၊ ဇေတံနာမံ၊ ထိုဗုဒ္ဓဟူသော အမည်
 တော်သည်၊ သမ္ဘိကာ၊ မျက်မှောက်ပြုအပ်သော၊ မညတ္တိ၊ နာမပညတ်တော်
 တည်း၊ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတညာဏ်ကို၊ သမန္တရက္ခန္တိ၊ သမန္တရက္ခန္တိ
 ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ (ပ)၊ တေန၊ ထိုကြောင့်၊ တထာဂတော၊ မြတ်စွာဘု
 ရားသည်၊ သမန္တရက္ခန္တိ၊ သမန္တရက္ခန္တိမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်
 ယျင်၊ တမောခွဲဒေါဗုဒ္ဓေါသမန္တရက္ခန္တိပဒေသံ၊ တမောခွဲဒေါဗုဒ္ဓေါသမန္တ
 ရက္ခန္တိဟူသောဝန်ခွဲ၊ အတ္ထော၊ အနက်တည်း၊ ယောကန္တုသဗ္ဗဘဝါတိ
 ဝတ္ထောတိတ္ထေပဒေ၊ ယောကန္တုသဗ္ဗဘဝါတိဝတ္ထော ဟူသော ဤဝန်ခွဲ၊
 ယောကောတိ၊ ယောကဟူသည်ကား၊ ယောကော၊ ယောကသည်၊ ဧကော၊
 တပါ၊ အဘို့ရှိ၏၊ ဘဝယောကော၊ တေဘုမ္မကပိပါဂံ တရားတည်းဟူ
 သောဘဝယောကတည်း၊ ယောကော၊ ယောကတို့သည်၊ ဘဝယောကောစ၊
 ဝိပါဂံပဋိသန္ဓေတည်းဟူသော ဘဝယောက တည်းကောင်း၊ သမ္ဘဝယော
 ကောစ၊ တေဘုမ္မကကုသိုလ်အကုသိုလ်ကံ တည်းဟူသောသမ္ဘဝယော
 ကတည်းကောင်း၊ ဣတိအယံ ဤနှစ်ပါးတို့တည်း၊ သမ္ဘတ္တိဘဝယောကော
 စ၊ သုဂတိ ပဋိသန္ဓေတည်းဟူသော သမ္ဘတ္တိဘဝယောက တည်းကောင်း။

သမ္ပတ္တိသမ္ဘဝလောကောစ၊ ကုသိုလ်ကံတည်းဟူသော သမ္ပတ္တိသမ္ဘဝ
လောက လည်းကောင်း၊ ဣတိဣမေဇ္ဇေ၊ ဤနှစ်ပါး တို့တည်း၊ ဝိပတ္တိဘဝ
လောကောစ၊ ဒုဂ္ဂတိပဋိသန္ဓေ တည်းဟူသော ဝိပတ္တိဘဝလောကလည်း
ကောင်း၊ ဝိပတ္တိသမ္ဘဝလောကောစ၊ အကုသိုလ်ကံ တည်းဟူသော
ဝိပတ္တိသမ္ဘဝလောက လည်းကောင်း၊ ဣတိဣမေဇ္ဇေ၊ ဤနှစ်ပါးတို့တည်း၊
လောက၊ လောကတို့သည်၊ ကာယော၊ သုံးပါးတို့တည်း၊ ကတမေ၊ အ
ဘယ်သည်တို့ နည်းဟူမူကား၊ တိသောဝေဒနာ၊ သုံးပါးကုန်သော ဝေဒ
နာတို့တည်း၊ လောက၊ လောကတို့သည်၊ စတ္တာရော၊ လေးပါးတို့တည်း၊
ကတမေ၊ အဘယ်သည်တို့နည်းဟူမူကား၊ စတ္တာရောအဟာရော၊ လေးပါး
ကုန်သော အဟာရတို့တည်း၊ လောက၊ လောကတို့သည်၊ ဗညု၊ ငါးပါးတို့
တည်း၊ ကတမေ၊ အဘယ်သည်တို့နည်းဟူမူကား၊ ဗညု၊ ပါဒါနက္ခန္ဓာ၊ ဥပါ
ဒါဏ်၏အာရုံဖြစ်ကုန်သော ငါးပါးကုန်သော ခန္ဓာတို့တည်း၊ လောက၊
လောကတို့သည်၊ ဆ၊ ခြောက်ပါးတို့တည်း၊ ကတမေ၊ အဘယ်သည်တို့
နည်းဟူမူကား၊ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တိဖြစ်ကုန်သော၊ ဆအေယတနာနိ၊
ခြောက်ပါးကုန်သော အေယတနတို့တည်း၊ လောက၊ လောကတို့သည်၊
သတ္တ၊ ခုနစ်ပါးတို့တည်း၊ ကတမေ၊ အဘယ်သည်တို့နည်းဟူမူကား၊ သတ္တ
ဝိညာဏဋ္ဌိတိယော၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့၏ တည်ရာထုံတို့တည်း၊
လောက၊ လောကတို့သည်၊ အဋ္ဌ၊ ရှစ်ပါးတို့တည်း၊ ကတမေ၊ အဘယ်သည်
တို့နည်းဟူမူကား၊ အဋ္ဌထောကဓမ္မာ၊ လောကဓံတရားရှစ်ပါးတို့တည်း၊
လောက၊ လောကတို့သည်၊ နဝ၊ ကိုးပါးတို့တည်း၊ ကတမေ၊ အဘယ်သည်
တို့နည်းဟူမူကား၊ နဝသတ္တာဝါသာ၊ ကိုးပါးကုန်သော သတ္တဝါတို့၏နေရာ
တို့တည်း၊ လောက၊ လောကတို့သည်၊ ဒသ၊ ဆယ်ပါးတို့တည်း၊ ကတမေ၊
အဘယ်သည်တို့နည်းဟူမူကား၊ ဒသအာတနာနိ၊ ဆယ်ပါးကုန်သော ဩ
ဠာရိကာယတနတို့တည်း၊ လောက၊ လောကတို့သည်၊ ဣဒသ၊ တဆဲ နှစ်
ပါးတို့တည်း၊ ကတမေ၊ အဘယ်သည်တို့နည်းဟူမူကား၊ ဣဒသယတနာ
နိ၊ တဆဲ နှစ်ပါးကုန်သော အာယတနတို့တည်း၊ လောက၊ လောကတို့သည်၊
အဋ္ဌါရသ၊ တဆဲ ရှစ်ပါးတို့တည်း၊ ကတမေ၊ အဘယ်သည်တို့ နည်းဟူ
မူကား၊ အဋ္ဌါရသတေတုယော၊ တဆဲ ရှစ်ပါးကုန်သော ဓါတ်တို့တည်း၊
လောကန္တဂူတိ၊ လောကန္တဂူဟူသည်ကား၊ ဘဝဝါ၊ မြတ်စွာထူးသည်၊
လောကဿ၊ လောက၏၊ အန္တဂတော၊ မဂ်ဖြင့်အဆုံးသို့ရောက်တော်မူ၏၊
အန္တပ္ပတ္တော၊ မိသ်ဖြင့်အဆုံးသို့ရောက်တော်မူ၏၊ ကောမိဂတော၊ မဂ်ဖြင့်



အထွဋ်သို့ရောက်တော်မူ၏။ ကောမိပ္ပတ္တော၊ ဖိတ်ဖြင့် အထွဋ်သို့ရောက်
 တော်မူ၏။ နိဗ္ဗာနဂတော၊ မဂ်ဖြင့် နိဗ္ဗာန်သို့ရောက်တော်မူ၏။ နိဗ္ဗာနပ္ပတ္တော၊
 ဖိတ်ဖြင့် နိဗ္ဗာန်သို့ ရောက်တော်မူ၏။ သော၊ ထိုမြတ်စွာထုရားသည်၊ ဝုတ္တ
 ဝါသော၊ အရိယာတို့၏ နေခြင်းဖြင့် နေတော်မူ၏။ ဝိတ္ထဝရဏော၊ ဝေဿ
 အပ်သော ဝေဝိဘော်ရှိတော်မူ၏။ (လ)။ ဇာတိမရဏသံသာရော၊ ဇာတိ
 မရဏတည်းဟူသော သံသာလည်းကောင်း၊ ဝုနန္တဝေါ၊ တာတန်ဖြစ်ခြင်း
 သည်လည်းကောင်း၊ တာသာ၊ ထိုမြတ်စွာထုရားအား၊ နတ္ထိ၊ မရှိ၊ ဣတိအယံ၊
 ဤသည်လျှင်၊ သောကန္တဂူတိပဒဿ၊ သောကန္တဂူဟူသောပုဒ်၏။ အတ္တော၊
 အနက်တည်း။ သဗ္ဗဘဝါတိဝတ္တောတိတ္ထေပဒေ၊ သဗ္ဗဘဝါတိဝတ္တောဟူ
 သော ဤပုဒ်၌၊ ဘဝါတိ၊ ဘဝါဟူသည်ကား၊ ကမ္မဘဝေါ၊ ကမ္မဘဝလည်း
 ကောင်း၊ ပဋိသန္ဓိကော၊ ပဋိသန္ဓေဟုဆိုအပ်သော၊ ဝုနန္တဝေါ၊ ဥပပတ္တိ
 ဘဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဘဝါ၊ ဘဝတို့သည်၊ နွေနှစ်ပါးတို့တည်း။
 ကမ္မဘဝေါ၊ ကမ္မဘဝသည်၊ ကတမော၊ အဘယ်နည်း။ ပုညာတိသင်္ခါရော၊
 ကုသိုလ်ကံတည်း ဟူသော ပုညာတိသင်္ခါရ်၌၊ အပုညာတိသင်္ခါရော၊ အ
 ပုညာတိသင်္ခါရ်လည်းကောင်း၊ အာနေဉ္ဇာသိသင်္ခါရော၊ အရူပကုသိုလ်ကံ
 တည်းဟူသော အာနေဉ္ဇာတိ သင်္ခါရ်၌၊ အယံ၊ ဤသည်လျှင်၊ ကမ္မဘ
 ဝေါ၊ ကမ္မဘဝမည်၏။ ဗေဒသန္ဓိကော၊ ပဋိသန္ဓေဟုဆိုအပ်သော၊ ဝုနန္တဝေါ၊
 ဥပပတ္တိဘဝသည်၊ ကတမော၊ အဘယ်နည်း။ ပဋိသန္ဓိကော၊ ပဋိသန္ဓေဟု
 ဆိုအပ်သော၊ ရူပါ၊ ရုပ်တို့လည်းကောင်း၊ ဝေဒနာ၊ ဝေဒနာလည်းကောင်း။
 သညာ၊ သညာလည်းကောင်း။ သင်္ခါရော၊ သင်္ခါရ်တို့လည်းကောင်း၊ ဝိညာဏံ၊
 ဝိညာဉ်လည်းကောင်း၊ အယံ၊ ဤသည်လျှင်၊ ပဋိသန္ဓိကော၊ ပဋိသန္ဓေဟုဆို
 အပ်သော၊ ဝုနန္တဝေါ၊ ဥပပတ္တိဘဝမည်၏။ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ကမ္မ
 ဘဝဉ္စ၊ ကမ္မဘဝကိုလည်းကောင်း၊ ပဋိသန္ဓိကံ ပဋိသန္ဓေကို ဖြစ်စေတတ်
 သော၊ ဝုနန္တဝဉ္စ၊ ဥပပတ္တိဘဝကိုလည်းကောင်း၊ ဥပါတိဝတ္တော၊ အထူး
 သဖြင့်လှန်ပြီး၊ အဘိက္ကန္တော၊ မဂ်ဖြင့်လှန်ပြီး၊ ဝိတိဝတ္တော၊ ဖိတ်ဖြင့်လှန်ပြီး၊ ဣ
 တိအယံ၊ ဤသည်လျှင်၊ သောကန္တဂူသဗ္ဗဘဝါတိဝတ္တောတိပဒဿ၊ သော
 ကန္တဂူသဗ္ဗဘဝါတိဝတ္တောဟူသောပုဒ်၏။ အတ္တော၊ အနက်တည်း။ အနာ
 သဝေါသဗ္ဗဒုက္ခပ္ပဟိနောတိတ္ထေပဒေ၊ အနာသဝေါသဗ္ဗ ဒုက္ခပ္ပဟိနောဟူ
 သော ဤပုဒ်၌၊ အနာသဝေါတိ၊ အနာသဝေါဟူသည်ကား၊ ကာမာသဝေါ၊
 ကာမဟူသော အာသဝလည်းကောင်း၊ ဘဝါသဝေါ၊ ဘဝဟူသော အာသဝ
 လည်းကောင်း၊ ဝိညာသဝေါ၊ ဝိညာဟူသော အာသဝလည်းကောင်း။ အဝိဇ္ဇာသ

ဝေါ၊ အဝိဇ္ဇာဟူသော အာသဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ အာသဝေါ၊ အာသဝတို့သည်၊ စက္ကာရော၊ လေးပါးတို့တည်း၊ ဘဂဝတော၊ ဆုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ ဘေအာသဝေါ၊ ထိုအာသဝတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥစ္ဆိန္နမူလော၊ အခင်းကိုဖြတ်အပ်ကုန်ပြီ၊ တာဇာဝတ္ထု၊ ကတာ၊ ထန်းပင်ခုတ်ကိုကဲ့သို့ပြုအပ်ပြီ၊ အနဘာဝံဂတာ၊ တဘန်မဖြစ်ခြင်းသို့ရောက်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပာဒဗ္ဗော၊ တဘန်မဖြစ်ခြင်းသဘောရှိကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနာသဝေါ၊ အာသဝကင်းတော်မူပြီ၊ သဗ္ဗဒုက္ခပ္ပဟိနောတိ၊ သဗ္ဗဒုက္ခပ္ပဟိနောဟူသည်ကား၊ တဿ၊ ထိုမြတ်စွာဘုရားသည်၊ သန္တံ၊ အလုံးစုံသော၊ ပဗ္ဗိသန္တိကံ၊ ပဗ္ဗိသန္ဓေကို ဖြစ်စေတတ်သော၊ ဇာတိဒုက္ခံ၊ ဇာတိဟူသောဆင်းရဲကို၊ ဇရာဒုက္ခံ၊ ဒိုခြင်းဟူသော ဆင်းရဲကို၊ ဗျာဓိဒုက္ခံ၊ နာခြင်းဟူသောဆင်းရဲကို၊ မရဏဒုက္ခံ၊ သေခြင်းဟူသောဆင်းရဲကို၊ ဝေပကပရိဒေဝဒုက္ခဒေါမနုဿုပါယာသဒုက္ခံ၊ စိုးရိမ်ခြင်း၊ ဝိကြွေးခြင်း၊ ဆင်းရဲခြင်းနှလုံးမသာယာခြင်းပင်ပန်းခြင်းဟူသောဆင်းရဲကို၊ (၇)၊ ဗိဗ္ဗိဗျသနံဒုက္ခံ၊ အယုပျက်ခြင်းဟူသောဆင်းရဲကို၊ ပဟိနံ၊ ပယ်အပ်ပြီ၊ သရုတ္တိန္နံ၊ ကောင်းစွာဖြတ်အပ်ပြီ၊ ဝုပသန္တံ၊ ငြိမ်းစေအပ်ပြီ၊ ပဗ္ဗိပဿန္တံ၊ အမြဲငြိမ်းစေအပ်ပြီ၊ အဘဗ္ဗုပ္ပတ္တိကံ၊ တဘန်ဖြစ်ခြင်းငှါမထိုက်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်းဟူသောစီးဖြင့်၊ ဗဗျာ၊ တိုက်အပ်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သဗ္ဗဒုက္ခပ္ပဟိနော၊ အလုံးစုံသောဆင်းရဲကို ပယ်တော်မူပြီ၊ ဣတိ အယံ၊ ဤသည်လျှင်၊ အနာသဝေါ သဗ္ဗဒုက္ခပ္ပဟိနောတိပဒဿ၊ အနာသဝေါ သဗ္ဗဒုက္ခပ္ပဟိနောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သစ္စုပ္ပယော မြီးဟူဥပါသိတောမေတိ၊ သစ္စုပ္ပယော မြီးဟူဥပါသိတောမဟူသောဤပုဒ်၌၊ သစ္စုပ္ပယောတိ သစ္စုပ္ပယောဟူသည်ကား၊ သစ္စုပ္ပယော၊ ဟုတ်မှန်သော ဗုဒ္ဓဟူသော အမည်နှင့်ယှဉ်၏၊ သစ္စုပ္ပယောတိ ဟုတ်မှန်သော အသရေရှိသော ဗုဒ္ဓဟူသော အမည်နှင့်ယှဉ်တော်မူ၏၊ သဒိသနာမော၊ တူသော ကျေးဇူးရှိသောနာမပညတ်ရှိ၏၊ သဒိသုပ္ပယော၊ တူသော ကျေးဇူးရှိသော အမည်ရှိ၏၊ သစ္စုပ္ပယော၊ တူသော ကျေးဇူးရှိသော ဗုဒ္ဓဟူသော အမည်နှင့် ယှဉ်ရှိ၏၊ ဝိပဿိဘဂေါ၊ ဝိပဿိ မြတ်စွာဘုရား သံညံဇည်းကောင်း၊ သိဝိဘဂေါ၊ သိဝိမြတ်စွာဘုရား သံညံဇည်းကောင်း၊ ဝေဿဘု ဘဂေါ၊ ဝေဿဘုမြတ်စွာဘုရား သံညံဇည်းကောင်း၊ ကကုသန္ဓောဘဂေါ၊ ကောက္ကသန် မြတ်စွာဘုရား သံညံဇည်းကောင်း၊ ကောတာဂမနော

ဘဂဝါ၊ ကောဏ္ဍာရုဏ် ဖြတ်စွာဘုရား သည်လည်းကောင်း၊ ကဿ
 ပေါဘဂဝါ၊ ကဿပဖြတ်စွာဘုရားသည်လည်းကောင်း၊ ဘဂဝန္တောထူး
 တော်ကြီးကုန်သော၊ တေဗုဒ္ဓါ၊ ထိုဖြတ်စွာဘုရားတို့သည်၊ သဒိသနာမော
 တုသောကျေးဇူးရှိသောနာမပညတ်ရှိကုန်၏၊ သဒိသဂ္ဂယော၊ တုသောကျေး
 ဇူးရှိသောအမည်ရှိကုန်၏၊ သက္ခမုနိ သာကီဝင်မင်းသားဖြစ်တော်မူသော၊
 ဘဂဝါ၊ ဖြတ်စွာဘုရားသည်လည်း၊ ဘဂဝန္တောနံ ဘုန်းတော်ကြီးကုန်သော
 တေသံဗုဒ္ဓါနံ၊ ထိုပိပသိအစရှိကုန်သောဖြတ်စွာဘုရားတို့အား၊ သဒိသနာ
 မော၊ တုသောကျေးဇူးရှိသောနာမပညတ်ရှိသကဲ့သို့ နာမပညတ်ရှိတော်မူ
 ၏၊ သဒိသဂ္ဂယော၊ တုသောကျေးဇူးရှိသောခေါ်ဝေါ်ခြင်းကဲ့သို့ခေါ်ဝေါ်ခြင်း
 ရှိတော်မူ၏၊ ဣတိတဿ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ ဖြတ်စွာဘုရားသည်၊ သစ္စဂ္ဂ
 ယော၊ ဟုတ်မှန်သောအားဖြင့်ခေါ်ဝေါ်အပ်သောဗုဒ္ဓဟူသော အမည်တော်
 ရှိတော်မူ၏၊ ဗြဟ္မဥပါသိ တောမေတိ၊ ဗြဟ္မဥပါသိတော မေဟူသည်
 ကား၊ မယာ၊ ဝါသည်၊ သောဘဂဝါ၊ ထိုဖြတ်စွာဘုရားကို၊ အာသိတော၊
 ဖြစ်အပ်၏၊ ဥပါသိတော၊ အနီးသို့ရောက်၍ ဆည်းကပ်အပ်ပြီ၊ ပယိဇ္ဈပါ
 သိတော၊ ကိုယ်ဖြင့် အာနိတလဲလဲ ဆည်းကပ်၍နေပြီ၊ ပရိပုစ္ဆိတော၊ အ
 ဘနိတလဲလဲ မေးအပ်ပြီ၊ ပရိပုစ္ဆိတော၊ အာနိတလဲလဲ နှိုင်းယှဉ်အပ်ပြီ၊
 ဣတိအယံ၊ ဤသည်လျှင်၊ သစ္စဂ္ဂယော ဗြဟ္မဥပါသိတော မေဗိပဒသ၊
 သစ္စဂ္ဂယောဗြဟ္မဥပါသိတောမေ ဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊
 တေန၊ ထိုကြောင့်၊ ထေးရောင်ဂီယော၊ ဝိဂီယ မထေရ်သည်၊ တမောနုဒေါ
 ဗုဒ္ဓေါသမန္တစက္ခု ထောကန္တဂ္ဂ သဗ္ဗဘဝါတိ ဝတ္ထော အနာသဝေါ သဗ္ဗ
 ဗုက္ခပ္ပဟိနော သစ္စဂ္ဂယော ဗြဟ္မဥပါသိတောမေတိ၊ တမောနုဒေါဗုဒ္ဓေါ
 သမန္တစက္ခု ထောကန္တဂ္ဂ သဗ္ဗဘဝါတိ ဝတ္ထော အနာသဝေါ သဗ္ဗဗုက္ခပ္ပဟိ
 နော သစ္စဂ္ဂယော ဗြဟ္မဥပါသိတော မေဟူ၍ အာဟ၊ ဆိုပြီ။ ။



ဒိဇော၊ ငှက်သည်၊ ကုဗ္ဗနကံ၊ နည်းသောသစ်သီးရှိသော တောကို၊ ပဟာ
 ယ၊ စွန့်၍၊ ဗဟုပ္ပလံ၊ များသော သစ်သီးရှိသော၊ ကာနနံ၊ တောကို၊ အာဝသေ
 ယုယထာ၊ ဖြစ်နေသကဲ့သို့၊ ဇံတထာ၊ ထိုအတူ၊ အဟံ၊ ဝါသည်၊ အပ္ပဒ
 သော၊ နည်းသောပညာအမြင်ရှိကုန်သောသူတို့ကို၊ ပဟာယ၊ စွန့်၍၊ မဟော
 ဒမိံ၊ အနုဂတတ်စသော များသောနေအရသို့၊ ဟံသေရိဝ၊ ဟုတ်ကဲ့သို့၊
 အဇ္ဈ၊ ယခု၊ ဥပတ္ထော၊ မျှော်ကု၏။ ။ ဒိဇောတထာကုဗ္ဗနကံပဟာယဗဟုပ္ပလံ
 ကာနနံအာဝသေယုတိ ဧတ္ထပဒေ၊ ဒိဇောယထာကုဗ္ဗနကံ ပဟာယဗဟုပ္ပ
 လံကာနနံအာဝသေယု ဟူသောဤပုဒ်၌၊ ပက္ခိ၊ ငှက်ကို၊ ဒိဇော၊ ဒိဇဟူ၍၊

ဝုတ္တတိ၊ ဆိုအပ်၏။ ကိံကာရဏာ၊ အဘယ်ကြောင့်၊ ဝက္ခိ၊ ငှက်ကို၊ ဒိဇော၊
 ဒိဇဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်သနည်း၊ ဒိဇော၊ ငှက်သည်၊ မာတုကုန္တိ၊ မှာစ၊ အပိ
 ဝမ်းမှထည်းကောင်း၊ အတ္တကောသမှာစ၊ အဥမှထည်းကောင်း၊ ဗိုက္ခတ္တံ၊
 နှစ်ကြိမ်၊ ဝေယတိ၊ ပေါက်ဘွားတတ်၏၊ ဣတိ၊ တသ္မိတံကာရဏာ၊ ထိုအ
 ကြောင်းကြောင့်၊ ဝက္ခိ၊ ငှက်ကို၊ ဒိဇော၊ ဒိဇဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ဒိဇောယ
 ထာကုဗ္ဗနကံ၊ ပဟာယဗဟုပ္ပလံကာနနံအာဝသေယျာတိ၊ ဒိဇောယထာ
 ကုဗ္ဗနကံပဟာယဗဟုပ္ပလံကာနနံအာဝသေယျဟူသည်ကား၊ ဒိဇော၊ ငှက်
 သည်၊ ပရိဝတ္တနကံ၊ မကောင်းသော အသီးရှိသော၊ အပ္ပပထံ၊ နည်းသော
 အသီးရှိသော၊ အပ္ပတက္ကံ၊ နည်းသော အစာရှိသော၊ အပ္ပေဒကံ၊ နည်းသော
 ရေရှိသော၊ ကုဗ္ဗနကံ၊ ဝယ်သောတောက်၊ ပဟာယ၊ ပထံ၍၊ ဇဟိတွာ၊ စွန့်၍၊
 အတိတ္ထမိတွာ၊ လွန်၍၊ သမတိတ္ထမိတွာ၊ ကောင်းစွာလွန်၍၊ ဝိတိဝတ္တိတွာ၊
 အထူးသဖြင့်လွန်၍၊ အညံ၊ ကပါးသော၊ ဗဟုပ္ပလံ၊ များသော အသီးရှိသော၊
 ဗဟုတက္ကံ၊ များသော အစာရှိသော၊ ဗဟုဒကံ၊ များသော ရေရှိသော၊ မဟ
 န္တံ၊ ကြီးသော၊ ကာနနံ၊ တောသို့၊ ဝနသတ္တံ၊ တောဆုတ်သို့၊ အဓိဂစ္ဆေယျ၊
 ရှေ့ရှုသွား၍၊ ဝိန္ဒေယျ၊ ရှေ့၊ ပရိယကေယျ၊ ကာန်ရ၍၊ တသ္မိံ၊ စဝနသတ္တေ၊
 ထိုတောဆုတ်၌ထည်း၊ ပါသံ၊ နေ့ခြင်းကို၊ ကပ္ပေယျယထာ၊ ပြုသကဲ့သို့၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ဒိဇောယထာကုဗ္ဗနကံ၊ ပဟာယဗဟုပ္ပလံ ကာနနံအာ
 ဝသေယျာတိပဒသာ၊ ဒိဇောယထာကုဗ္ဗနကံပဟာယဗဟုပ္ပလံ ကာနနံအာ
 ဝသေယျဟူသောပုဒ်၏၊ အပ္ပေဒ၊ အနက်တည်း၊ ဇေမကံ၊ အပ္ပဒသေ၊ ပဟာ
 ယမဟောဒမိံဟံသောရိဝ အန္ဓုပတ္တောတိတ္ထေပဒေ၊ ဇေမဟံ၊ အပ္ပဒသေ၊ ပ
 ဟာယမဟောဒမိံဟံသောရိဝ အန္ဓုပတ္တောဟူသောဤပုဒ်၌၊ ဇေန္တိ၊ ဇေဟူ
 သည်ကား၊ ဩပဗ္ဗသံပရိပါဒနာ၊ ဥပမာတို့ ပြီးစေခြင်းတည်း၊ အပ္ပဒသေ
 ပဟာယာတိ၊ အပ္ပဒသေပဟာ ယဟူသည်ကား၊ ဗာဝရိဝပြာဟ္မဏော၊
 ဗာဝရိပုတ္တော၊ သည်ထည်းကောင်း၊ အညော၊ တပါးကုန်သော၊ တထာ၊ ထိုဗာ
 ဝရိပုတ္တော၏၊ ယေစအာစရိယာ၊ အကြင်ဆရာတို့သည်ထည်းကောင်း၊ ဘာဂ
 ဝန္တံ၊ တုန်းတော်ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဥပါဒါယ၊ ထောက်၍၊
 အပ္ပဒသာ၊ နည်းသော အမြင်ရှိကုန်၏၊ ပရိတ္တဒသာ၊ ယုတ်သော အမြင်ရှိ
 ကုန်၏၊ ထောကဒသာ၊ အစွမ်းယုတ်သော အမြင်ရှိကုန်၏၊ ဩမကဒသာ၊
 ထုံ့ယယုတ်သော အမြင်ရှိကုန်၏၊ ထာမကဒသာ၊ အကြောင်းယုတ်သော
 အမြင်ရှိကုန်၏၊ ဆတုတ္တဒသာ၊ အဇ္ဈာသယယုတ်သော အမြင်ရှိကုန်၏၊
 ဝိဂီယောပြာဟ္မဏော၊ ဝိဂီယပုတ္တောသည်၊ အပ္ပဒသေ၊ နည်းသော အမြင်ရှိ

ကုန်သော၊ ပရိတ္တဒေသ၊ ယုတ်သော အမြင်ရှိကုန်သော၊ ထောကဒေသ၊ အစွမ်းယုတ်သော အမြင်ရှိကုန်သော၊ ဩမကဒေသ၊ လုံ့လယုတ်သော အမြင်ရှိကုန်သော၊ ယမကဒေသ၊ အကြောင်းယုတ်သော အမြင်ရှိကုန်သော၊ ဆတုတ္ထဒေသ၊ အဇ္ဈာသယယုတ်သော အမြင်ရှိကုန်သော၊ တေ၊ ထိုသူတို့ကို၊ ပ ဘာယ၊ ပယ်၍၊ ပ အတိတွာ စွန့်၍၊ အတိတ္တမိတွာ ထွန်၍၊ သမတိတ္တမိတွာ၊ ကောင်းစွာလွန်၍၊ ဝိတ်ဝတ္တိတွာ၊ အထူးသဖြင့်လွန်၍၊ အပ္ပမာဏဒဿံ၊ မနှိုင်းယှဉ်အပ်သော ဥပဏ်အမြင်ရှိတော်မူသော၊ အဂ္ဂဒဿံ၊ မြတ်သော အမြင်ရှိသော၊ သေဋ္ဌဒဿံ၊ ခြီးမွမ်းအပ်သော အမြင်ရှိသော၊ ဝိသေဋ္ဌဒဿံ၊ အထူးသဖြင့်ခြီးမွမ်းအပ်သော အမြင်ရှိသော၊ ပါမောက္ခဒဿံ၊ ကြီးသော အမြင်ရှိသော၊ ဥတ္တမဒဿံ၊ မြောက်သော အမြင်ရှိသော၊ ပဝရဒဿံ၊ အလွန်မြတ်သော အမြင်ရှိသော၊ အသမံ၊ အတုမရှိသော၊ အသမာမံ၊ အတုမရှိသော၊ ရှေးတုရားတို့နှင့်တူထသော၊ အပ္ပမိသမံ၊ တူသသူမရှိထသော၊ အပ္ပမိဘာဝံ၊ တူထက် သသူမရှိထသော၊ အပ္ပမိပုဂ္ဂလံ၊ တူသော ပုဂ္ဂိုလ်မရှိထသော၊ ဒေပါတိဒေဝံ၊ သရံ၊ ဝိနာ ဝိသုဒ္ဓိနတ် နှိုထက် အလွန်သော နတ်မြတ်ဖြစ်ထသော။ နရာသတံ၊ လူတို့၏ မြတ်သော မင်္ဂလာ ဖြစ်ထသော။ ပုရိသသိဟံ၊ ကြောက်ရွံ့ခြင်းကင်းသော သောကျားမြတ်ဖြစ်ထသော။ ပုရိသနာဂံ၊ အပြစ်မရှိသော သောကျားမြတ်ဖြစ်ထသော။ ပုရိသဇေညံ၊ အလုံးစုံကိုသိတတ်သော သောကျားဖြစ်ထသော။ ပုရိသနိသတံ၊ တုန်ထွက်ခြင်းကင်းသော သောကျား ဖြစ်ထသော။ ပုရိသဓောရတ္ထံ၊ အကြီးအကဲ ဖြစ်၍ အကျိုးကို ဆောင်သော သောကျားဖြစ်ထသော။ ဒသဗလဓာရိံ၊ ဆယ်ပါးသော အားကိုးဆောင်ထသော။ ဘဂဝန္တံ၊ ထန်းတော်ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဓိဝုဒ္ဓိံ၊ အလွန်ရှိသော စွာဆည်းကပ်ဖြူဝိဒ္ဓိံ၊ ရပြုပုဂ္ဂိုလ်တို့၊ တတန်ရပြုတံ၊ သော၊ ကသာသည်၊ မဟန္တံ၊ များသော ကြီးသော။ မာနုသကံ၊ ဝိတ်၏ မြေထောင်ရာဖြစ်သော။ ဝါသရံ၊ ထန်းရှိသော သူတို့၏ နေရာဖြစ်သော။ အနောတတ္ထံ၊ ဝါဒတံ၊ အနဝတတ်အိုင်သို့လည်းကောင်း၊ အက္ခေတံ၊ မချော်ချားနိုင်သော ရေရှိထသော။ အမိတောဒကံ၊ ဓလရာထိံ၊ မနှိုင်းယှဉ်နိုင်သော များစွာသော ရေအရရှိထသော။ မဟာသရဒ္ဓံ၊ မဟာသရဒ္ဓရာသို့လည်းကောင်း၊ အင်္ဂါဝေတ္ထယုယထာ၊ ရှေ့ရှာသွားသကဲ့သို့ လည်းကောင်း၊ ဝိနန္ဒယုယထာ၊ ရှေ့သကဲ့သို့ လည်းကောင်း၊ ပရိထဘောယုယထာ၊ တတန်ရသကဲ့သို့လည်းကောင်း၊ ဝေပေဝံ၊ ဤအတူလည်းကောင်း၊ ဝိဝိယောပြာဟ္မဏော၊ ဝိဝိယ



ပုဏ္ဏားသည် ၊ အက္ခရာဘံ၊ အဘာအရာ၌ ဟည်သဖြင့် သူကပါးတို့ထွက်ရှား
 ခြင်းငြါမဘတ်နိုင်သော ဥပဏ္ဍိတထာဝရ၊ အဓိကတေဇံ၊ မနှိုင်းယှဉ်နိုင်
 သောဥပဏ္ဍိတဘလုံးဟူသောတန်ခိုးရှိထာဝရ၊ မတိန္ဒညာထံ၊ ဒေဝဗလညာထံ
 စသည် ဘိဗြင်္ဂမက္ခမပြားသောဥပဏ္ဍိတထာဝရ၊ ဝိဝေဒစက္ခုထက်ပန်းကျင်
 ဟင်းထင်းမြင်နိုင်သောပညာ၊ မျက်စိရှိထာဝရ၊ ပညာပဒေသာဒက္ခသထံ၊ ပညာ
 ဇာတိ၊ နှစ်လိပ်မာထာဝရ၊ အဓိကတပဋိသန္တိဒံ၊ မအပ်သောပဋိသန္တိဒါ
 ဥပဏ္ဍိတထာဝရ၊ စတုရေသါရဇ္ဇပစ္စန္တံ၊ ဆေးပါးသောအရား၌ရဲရင့်ခြင်းထို့ရေခံ
 ထာဝရ၊ သုဒ္ဓါဝိမုတ္တံ၊ စင်ကြယ်သောဗလသမာဓတံ၌ညွတ်သောစိတ်ရှိထာ
 ဝရ၊ ပေတပစ္စန္တံ၊ ဝါသနာကင်းသဖြင့် စင်ကြယ်သော အတ္တဘောရှိထာ
 ဝရ၊ အန္တရာတိ၊ နိန္ဒာခွန်းသောစကားဆိုခြင်းမှကင်းထာဝရ၊ ယထာ၊ အ
 ကြင်အခြင်းဖြင့်ဟောဒီ၊ ဣဋ္ဌာရုံအနိဋ္ဌာရုံကို၌မတုန်ထွက်သော သဘောရှိထာ
 ဝရ၊ ဘေထါဝဋီညံ ဟုတ်မှန်သည်အတိုင်းဝန်ခံတတ်သော၊ အပရိတ္တံ၊ မနည်း
 သောဂုဏ်ကျေးဇူးရှိထာဝရ၊ မဟန္တံ၊ အပိုင်းအခြားကိုလွန်၍ များသော
 အမြစ်သို့ရောက်ထာဝရ၊ ဝန္တိရုံ၊ နတ်နဲ့သော၊ အပ္ပမေယျံ၊ မနှိုင်းယှဉ်နိုင်
 သော၊ နုပ္ပရိယောဝါထံ၊ သူကပါးတို့သက်ပင်ခြင်းငှါ စွမ်းနိုင်ခဲ့သော၊ ဗဟု
 ရတနံ၊ သဒ္ဓါတရားစသောများသော ရတနာရှိထာဝရ၊ သာဂရသမံ၊ သရဗ္ဗ
 ရာနှင့်တူသောများသော ဂုဏ်ကျေးဇူးရှိထာဝရ၊ ဆဋ္ဌဂိုပကွာထသမန္တာ
 ဂတံ၊ ခြောက်ပါးသောအင်္ဂါရှိသောဥပေက္ခာနှင့်ပြည့်စုံသော၊ အတုလံ၊ တရံ
 ကသောကံသောသုနှင့်တူတော်မူထာဝရ၊ ဝိပုလံ၊ အလွန်များသောကျေး
 ဇူးရှိထာဝရ၊ အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သောသီလသမာဓိရှိထာဝရ၊
 တံဘာဒိသံ၊ ထိုသို့သော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော သဘောရှိသော၊
 ပဋ္ဌမံ၊ ရှေးဦးစွာ၊ ပဝရမဂ္ဂဝါဒီနံ၊ အလွန်မြတ်သော တရားစကားကို ဟော
 တတ်သော၊ ဘဂဝန္တံ၊ တုန်းတော်ကြီးသော၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာထုရားကို၊
 အဓိဂန္တိ၊ ရိုသေစွာ ဆည်းကပ်ပြု၊ ဝိန္ဒိ၊ ရုပြု၊ ပဋိပတိ၊ တဆန်ပြု၊ နဂါနံ၊
 တောင် တကာတို့၏အထပ်၌၊ မေရူမိဝ၊ မြင်းရိုရဲတောင်ကဲ့သို့၊ ဒီဇာနံ၊
 ငှက်အပေါင်းတို့၏အထပ်၌၊ ဂရုဋ္ဌမိဝ၊ ဂဠုငှက်မင်းကဲ့သို့၊ မိဂါနံ၊ သရားတို့
 ၏အထပ်၌၊ ဝီဂမိဝ၊ ခြင်္သေ့မင်းကဲ့သို့၊ အဏ္ဏပါနံ၊ မြစ်ချောင်းတို့၏အ
 ထပ်၌၊ ဥဒမိမိဝ၊ သရဗ္ဗရာကဲ့သို့၊ ဇိနပဂရံ၊ တုရားမြတ်ဖြစ်ထာဝရ၊ မူဟေ
 သိ၊ ဝီသအစရှိသောကျေးဇူးအပေါင်းကို ရှာဖွေလေ့ရှိထာဝရ၊ တံသည္ဗာ
 ရံ၊ ထိုနတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာထုရားကို၊ အဓိဂန္တိ၊
 အလွန်ရိုသေစွာ ဆည်းကပ်ပြု၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝေမတံအပ္ပ

ဒင်္ဂေယျဗဟာယ၊ မဟောဒမိတ် သောရိဝ အဇ္ဈပတ္တောတိ ပဒယ၊ ဇေ
 မဟ် အပ္ပဒသေပဟာယ၊ မဟောဒမိတ်သောရိဝ အဇ္ဈပတ္တောဟူသော
 ပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ဘေဒ၊ ထိုကြောင့်၊ ထေရောပိဝိယော၊ ဝိဝိ
 ဟမထေရ်သည်။ ဒိဇောယထာကုဗ္ဗနက် ပဟာယ၊ ဗဟုပ္ပလံ ကာနံ အာ
 ဝသေယျ၊ ဇေမဟ် အပ္ပဒသေပဟာယ၊ မဟောဒမိတ် သောရိဝ အဇ္ဈ
 ပတ္တောတိ၊ ဒိဇောယထာကုဗ္ဗနက်ပဟာယ၊ ဗဟုပ္ပလံ ကာနံ အာဝသေယျ၊
 ဇေမဟ် အပ္ပဒသေပဟာယ၊ မဟောဒမိတ် သောရိဝ အဇ္ဈပတ္တောဟူ၍၊
 အာဟ၊ ဆိုပြီ။ ။

၆၄) ဂေါတမသာသနာ၊ ဂေါတမသာသနာတော်မှ၊ ဝုဗ္ဗေ၊ ရှေး၌၊ ဟုရံ၊ လွန်
 လောကီ၊ ရှေး၌၊ ဣန္ဒြာယိ၊ အလိုရှိသော၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ ဣတိဘဝိ
 သတိ ဤသို့ဖြစ်လတ္တံ့၊ ဟု၊ ယေ၊ အကြင်ဗာဝရိစသော ပုဂ္ဂိုလ်တို့သည်။
 ဝေ၊ အကျွန်ုပ်အား၊ ဝိယာကံသု၊ ထင်ရှားပြကုန်၏။ တံသဗ္ဗံ၊ ထိုအလုံးစုံ
 သည်။ ဣတိတိတိတံ၊ ဤသို့ဆင်းရဲပင်ပန်းခြင်းကိုဖြစ်စေတတ်၏။ တံသဗ္ဗံ၊
 ထိုအလုံးစုံသည်။ တက္ကဝဇ္ဇနံ၊ ကာမဝိတက်စသည်ကို ပွားစေတတ်၏။ ။
 ယေမေပုဗ္ဗေဝိယာကံ သု၊ ဝိဇ္ဇေပဒေ၊ ယေမေပုဗ္ဗေဝိယာကံသု ဟူသောဤ
 ပုဒ်၌၊ ယေတိ၊ ယေဟူသည်ကား၊ ဗာဝရိစပြုဟူကော၊ ဗာဝရိပုဂ္ဂိုလ်သည်
 လည်းကောင်း၊ တယ၊ ထိုဗာဝရိပုဂ္ဂိုလ်၏အာစရိယာ၊ ဆရာဖြစ်ကုန်သော
 အညေ၊ ဟပါ၊ ဖြစ်ကုန်သော၊ ယေစ၊ အကြင် ပုဂ္ဂိုလ်ကြီး တို့သည်လည်း
 ကောင်း၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်ကြီးတို့သည်။ သကံဒိဗ္ဗိ၊ မိမိတို့၏
 အယူကို၊ သကံခန္တိ၊ မိမိတို့၏သည်းခံခြင်းကို၊ သကံရုစိ၊ မိမိတို့၏နှစ်သက်
 ခြင်းကို၊ သကံထန္တိ၊ မိမိတို့၏ ဘုရားဟုအယူကို၊ သကံအတ္ထာယထံ၊ မိမိတို့
 ၏ဆန္ဒကို၊ သကံအဓိပ္ပာယ်၊ မိမိတို့၏အလိုကို၊ ဗျာကံ သုအာစရိယံ၊ သု၊
 ကြားကုန်ပြီးဒေသပိံသု၊ ဟောကုန်ပြီ၊ ပညာပိံသု၊ သိစေကုန်ပြီ၊ ဋ္ဌပပိံသု၊
 တားကုန်ပြီ၊ ဝိဝရိံသု၊ ဖွင့်ကုန်ပြီ၊ ဝိဘဇိံသု၊ မတော်ကုန်ပြီ၊ ဥတ္တာနိံ အကံ
 သု၊ ခေါ်သည်ကိုပြုကုန်ပြီ၊ မကာထိံသု၊ ထင်ရှားပြကုန်ပြီ။ ဣတိအယံ၊ ဤ
 သည်ဤ။ ယေမေပုဗ္ဗေဝိယာကံ သု၊ ဝိပဒယ၊ ယေမေပုဗ္ဗေဝိယာကံသု
 ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဟုရံဂေါတမသာသနာတိ၊ ဟုရံဂေါ
 တမသာသနာဟူသည်ကား၊ ဂေါတမသာသနာ၊ အရှင်ဂေါတမသာသနာမှ၊
 ဟုရံ၊ ရှေး၌၊ ဂေါတမသာသနာ၊ ရှင်ဂေါတမသာသနာမှ၊ ဗရံ၊ အထက်၌၊ ဂေါ
 တမသာသနာ၊ ရှင်ဂေါတမသာသနာမှ၊ ပုဇေ၊ အလွန်၌၊ ဂေါတမသာသနာ၊
 ရှင်ဂေါတမသာသနာမှ၊ ပဋ္ဌမကရံ၊ ရှေးဦးစွာ၊ ဗုဒ္ဓသာသနာ၊ သစ္စာလေးပါး

ကိုထိတော်မူကော်မူသော ထုရားသာသနာမှာ၊ ဇိနသာသနာ၊ မာဂ်ငါးပါး
 ကိုအောင်တော်မူသောထုရားသာသနာမှာ၊ တထာဇာတိသာသနာ၊ ရှေးထုရား
 တို့ကဲ့သို့လှခြင်းကောင်းသော မြတ်စွာထုရားသာသနာမှာ၊ ဒေဝသာသနာ၊
 နတ်တို့၏သာသနာမှာ၊ အရဟန္တသာသနာ၊ ရဟန္တာတို့၏ သာသနာမှာ၊ ဣဒိ
 အယံ၊ ဤသည်လျှင်၊ ဟုဂံဂေါတမာ သာသနာတိပဒယ၊ ဟုဂံဂေါတမသာ
 သနာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဣစ္စာပိဣတိဘဝိဿတိတိ၊
 ဣစ္စာပိဣတိဘဝိဿတိဟူသည့်ကား၊ ကိရ၊ ကြားရတူးသည်ကား၊ ဧဝံအာ
 သိ၊ ဤသို့ ဖြစ်ဘူး၏၊ ဧဝံ၊ ဤသို့၊ ဘဝိဿတိကိရ၊ ဖြစ်လတ္တံ့၊ ဣတိအယံ၊
 ဤသည်လျှင်၊ ဣစ္စာပိဣတိဘဝိဿတိတိပဒယ၊ ဣစ္စာပိဣတိဘဝိဿတိဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗန္တံဣတိဟိတိဟန္တိ၊ သဗ္ဗန္တံဣတိ
 ဟိတိဟိဟူသည့်ကား၊ တံ သဗ္ဗံ၊ ထိုအလုံးစုံသည်၊ ဣတိဟိတိဟံ၊ ဤသို့ဤသို့
 သာဖြစ်၏၊ ဣတိကိရိယာယ၊ ဤသို့ သော အမူအရာဖြင့်သာဖြစ်၏၊ ပရံပရာ
 ယ၊ စကားအဆက်ဆက်သာဖြစ်၏၊ ပိဗူကသမ္ပဒါယ၊ ပိဗူကတ်နှင့်တူကာ
 မျှသာဖြစ်၏၊ တက္ကဟေတု၊ ကြံခြင်းကြောင့်သာဖြစ်၏၊ နယဟေတု၊ နည်း
 ကိုယူခြင်းကြောင့်သာဖြစ်၏၊ အာကာရပရိဘက္ကော၊ အခြင်းအရာကိုကြံ
 ခြင်းမျှသာဖြစ်၏၊ ဒိဗ္ဗိနိဗ္ဗာနန္တိ သာ၊ ရှုခြင်းငှါ ခန့်သောအယူဖြစ်၏၊ သာဝံ၊
 ကိုယ်တိုင်၊ သယံ မိမိအလိုလို၊ အနာဘိညာတံ၊ ထိုးထွင်း၍ မသိအပ်၊ အတ္ထ
 ပစ္စက္ခံ၊ မိမိမျက်မှောက်၌ဖြစ်သော၊ ဓမ္မံ၊ တရားကို၊ နကထိယိံ သု၊ မဟော
 နိုင်ကုန်၊ ဣတိအယံ ဤသည်လျှင်၊ သဗ္ဗန္တံ ဣတိဟိတိဟန္တိ ပဒယ၊ သဗ္ဗန္တံ
 ဣတိဟိတိဟိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗန္တံ တက္ကဝဇနန္တိ၊
 သဗ္ဗန္တံ တက္ကဝဇနံ ဟူသည့်ကား၊ တံ သဗ္ဗံ၊ ထိုအလုံးစုံသော ဆရာတို့၏
 စကားသည်၊ တက္ကဝဇနံ၊ အကြံကိုပွားစေတတ်၏၊ ဝိတက္ကဝဇနံ၊ အထူးသ
 ဖြင့်အကြံကိုပွားစေတတ်၏၊ သင်္ကပ္ပဝဇနံ၊ မကောင်းသော အကြံကိုပွားစေ
 တတ်၏၊ ကာမဝိတက္ကဝဇနံ၊ ကာမဂုဏ်၌ကြံခြင်းကိုပွားစေတတ်၏၊ ဗျာပါဒ
 ဝိတက္ကဝဇနံ၊ ဗျာဟိတိခြင်း၌အကြံကိုပွားစေတတ်၏၊ ဝိဟိယာဝိတက္ကဝဇနံ၊
 ညည်းဆဲခြင်း၌အကြံကိုပွားစေတတ်၏၊ ဥာဟိဝိတက္ကဝဇနံ၊ အစေ့အမျိုးတို့
 ၌ကြံခြင်းကိုပွားစေတတ်၏၊ ဇနပဒဝိတက္ကဝဇနံ၊ ဇနပုဒ်၌ ကြံခြင်းကိုပွားစေ
 တတ်၏၊ အမရာဝိတက္ကဝဇနံ၊ အမရာမည်သောငါးကဲ့သို့ အတည်အမြဲမရှိ
 သောကြံခြင်းကိုပွားစေတတ်၏၊ ပရာနုဒယတာပဒိ သံယုတ္တဝိတက္ကဝဇနံ၊
 သူ့ဘဝါးကိုချစ်ခြင်းနှင့်စပ်သော အကြံကိုပွားစေတတ်၏၊ ယာဘသက္ကာရ
 သိသောက ပရိသံယုတ္တဝိတက္ကဝဇနံ၊ ထင်ရခြင်းပူဇော်ခြင်း အကျော်အ



စောမြစ်ခြင်းနှင့်စပ်သော အကြံကိုပွားစေတတ်၏။ အနုပညာရှိပိုသံယုတ္တ
 ဝိတက္ကဝဏ္ဏံ၊ သူတပါးကိုသည့်အကင်အရှား ထိစေခြင်းနှင့်စပ်သော အကြံ
 ကိုပွားစေတတ်၏။ ဣတိအယံ ဤသည်လျှင်၊ သဗ္ဗန္တံ ဝိတက္ကဝဏ္ဏံ၊ ပဒသေ
 သဗ္ဗန္တံ ဝိတက္က ဝဏ္ဏံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇေန၊ ထို
 ကြောင့်၊ ထေရောပိဝိသော၊ ပိဝိယမထေရ် ဟုလည်း။ ထေမေပုဗ္ဗေဝိယာကံသု
 ဟရံ ဂေါတမသာသနာ၊ ဣစ္စာသိဣတိ ဘဝိဿတိ၊ သဗ္ဗန္တံ ဣတိတိတိဟံ
 သဗ္ဗန္တံ ဝိတက္ကဝဏ္ဏံ၊ ထေမေပုဗ္ဗေ ဝိယာကံသု ဟရံဂေါတမ သာသနာ
 ဣစ္စာသိဣတိဘဝိဿတိ၊ သဗ္ဗန္တံ ဣတိတိတိဟံ၊ သဗ္ဗန္တံ ဝိတက္ကဝဏ္ဏံ ဟူ၍၊
 အာဟ၊ ဆိုပြီ။ ။

ဂေါတမော၊ ဂေါတမအမည် ရှိတော်မူသော မြတ်စွာ ဆုရားသည်၊ ဇ
 ကော၊ အဘက်မရှိအလွန်မြတ်၏။ ဘမောနုဒါသိနော၊ သတ္တဝါတို့၏မောဟ
 အရိက်ကိုပျောက်ခြင်းကို တောင့်တတောင့်မူတတ်၏။ ဇုဘိမော၊ တန်ခိုးအနု
 တော်ရှိ၏။ သော၊ သို့မြတ်စွာဆုရားသည်၊ ပတတိရော၊ ပညာတည်းဟူသော
 အရောင်ကိုပြုတော်မူတတ်၏။ သုရိပညာဇကော၊ မြေးကြီးကဲ့သို့ကြီးကြယ်
 သောညာဏ်တည်းဟူသောတံခွန်ရှိတော်မူ၏။ ဂေါတမော၊ ဂေါတမအမည်
 ရှိတော်မူသောမြတ်စွာဆုရားသည်၊ သုရိမေဇေသော မြေကြီးကဲ့သို့ပြန့်ပြော
 သောပညာ ထည်းရှိ၏။ ဣတိ၊ ဤသို့၊ အာယသ္မာပိဝိသော၊ အရှင်ပိဝိယမ
 ထေရ်သည်၊ ဗာဝရိံ၊ ဗာဝရိပုဏ္ဏားကို၊ အာဟ၊ ဆိုပြီ။ ဇကောတမော
 နုဒါသိနောဘိဗ္ဗေပဒေ၊ ဇကောဘမောနုဒါသိနောဟူသောဤပုဒ်၌၊ ဇကော
 တိ၊ ဇကောဟူသည်ကား၊ တဂဝါ၊ မြတ်စွာဆုရားသည်၊ ပဗ္ဗန္တာသင်္ခါတေန၊
 ရဟန်းဟူသောအရေအတွက်သို့ဝင်သဖြင့်၊ ဇကော၊ မြတ်တော်မူ၏။ အနုတိ
 ယဋ္ဌေန၊ နှစ်ယောက်မရှိသောအနက်ကြောင့်၊ ဇကော၊ မြတ်တော်မူ၏။ တ
 ဣာယ၊ တဣာကို၊ ပဟာနဋ္ဌေန၊ ပယ်ပြီးသောအနက်ကြောင့်၊ ဇကော၊
 မြတ်တော်မူ၏။ ဇေန္တဝိတရာဂေါ၊ စင်စစ်ရာဂမှကင်းတော်မူ၏။ ဣတိ၊
 ထိုကြောင့်၊ ဇကော၊ ဇေမည်တော်မူ၏။ ဇေန္တဝိတဒေါသော၊ စင်စစ်ဒေါ
 သမှကင်းတော်မူ၏။ ဣတိ၊ ထိုကြောင့်၊ ဇကော၊ ဇေမည်တော်မူ၏။ ဇေန္တ
 ဝိတမောနာ၊ စင်စစ်မောဟမှကင်းတော်မူ၏။ ဣတိ၊ ထိုကြောင့်၊ ဇကော၊
 ဇေမည်တော်မူ၏။ ဇေန္တနိက္ကိသေသော၊ စင်စစ်နိက္ကိသေသောရှိ၊ ဣတိ၊
 ထိုကြောင့်၊ ဇကော၊ ဇေမည်၏။ ဇကောယနမဂ္ဂံ၊ နိဗ္ဗာန်သို့ရောက်ကြောင်း
 ဖြစ်သောမြတ်သောမဂ်ဟူသောခရီးသို့၊ ဇကော၊ တွားတော်မူ၏။ ဣတိ၊ ထို
 ကြောင့်၊ ဇကော၊ ဇေမည်၏။ ဇကော၊ တပါးတည်း၊ အနုတ္တရံ၊ အတုရှိ

အလွန်မြတ်သော၊ သဗ္ဗာသဗ္ဗာမိ၊ ကောင်းစွာအလိုလိုထိသောသဗ္ဗညုတ
ညာဏ်ကို၊ အဘိသဗ္ဗုဒ္ဓါ အလွန်သိတော်မူပြီးအုတ်၊ ထိုကြောင့်၊ ဧကော၊
ဧကမည်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ပဗ္ဗဇ္ဇ
သင်္ခါတေန၊ ရဟန်းဟူသော အရေအတွက်သို့ဝင်သဖြင့်၊ ဧကော၊ မြတ်
သနည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဒဟရောဝသမာနော၊ ငယ်သည်
ဖြစ်လျက်လျှင်၊ သုဿ၊ သူငယ်သည်၊ ကာဠကောယော၊ မည်းသောဆံရှိ
သည်၊ ဘဒြိန၊ ကောင်းသော၊ ယောဗ္ဗနေန၊ အရွယ်နှင့်၊ သမန္နာဝတော၊ ပြည့်
စုံသည်၊ ဝဗ္ဗမနဝယသာ၊ ပဗ္ဗမအရွယ်သည်၊ သမာနော၊ ဖြစ်လျက်၊ အကာ
မကာနံ၊ အလိုမရှိကုန်သော၊ အသုရခါနံ၊ မျက်ရည်ယိုကုန်သော၊ မာတာပိ
တနံ၊ မယ်ကော်ခမည်းတော်ဘိုး၏၊ ရောဒန္တနံ၊ ငိုကုန်စဉ်၊ ဝိထပန္တနံ၊ မည်
တမ်းကုန်စဉ်၊ ညတိသင်္ခါ၊ ဆွေတော်မျိုးတော် အပေါင်းကို၊ ပဟာယ၊ စွန့်
၍၊ သဗ္ဗံစုရုဝါသဝထိဗောဓံ၊ အထုံးစုံသော အိမ်၌နေသောသူတို့၏ကြောင့်
ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဝုတ္တဒါရုပထိဗောဓံ၊ သားမယားတို့၌ကြောင့်
ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ညတိပထိဗောဓံ၊ ဆွေမျိုးတို့၌ ကြောင့်ကြ
ခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဝိတ္တမတ္တာပထိဗောဓံ၊ အဆွေခင်ပွန်းချစ်ကျွမ်း
ဝင်သောသူတို့၌ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဧကသမသု၊ ဆံ
ရတ်ဆိတ်ကို၊ ဩသာဇေတွာ၊ ပယ်၍၊ ကာသယောနိ၊ ဖန်ရည်စွန်းကုန်
သော၊ ဝတ္ထာနိ၊ အဝတ်တို့ကို၊ အတ္ထာဒေတွာ၊ ဖုံးထွင်း၍၊ အဂါရသ္မာ၊ အိမ်ရာ
ထောင်သောလူ၏ တောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း
ဘောင်၌၊ ပဗ္ဗဇ္ဇိတွာ၊ ရဟန်းပြု၍၊ အကိဉ္ဇနဘာဝံ၊ ကြောင့်ကြမရှိသောအဖြစ်
သို့၊ ဥပဂတိံ၊ ရောက်၍၊ ဧကော၊ တပါးတည်း၊ စရတိ၊ သွား၏၊ ဝိဟရတိ၊
နေ၏၊ အုရိယတိ၊ အုရိယာပုထ်ကိုဖြစ်စေ၏၊ ဝတ္တတိ၊ ထူငုံ၏၊ ပါထေတိ၊
စောင့်၏၊ ယပေတိ၊ ရှု၏၊ ယာပေတိ၊ ရှုစေ၏၊ အုတိဝေ၊ ဤသို့၊ ဘဂဝါ၊ မြတ်
စွာဘုရားသည်၊ ပဗ္ဗဇ္ဇသင်္ခါတေန၊ ရဟန်းဟူသော အရေအတွက်သို့ဝင်
သဖြင့်၊ ဧကော၊ မြတ်တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ အရတိယဇ္ဇေန၊ နှစ်ယောက်မြှောက်မရှိ သာအနက် ကြောင့်၊
ဧကော၊ မြတ်သနည်း၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဧဝံ၊ ဤသို့၊ ပဗ္ဗဇ္ဇိတော၊
ရဟန်းသည်၊ သမာနော၊ ဖြစ်လျက်၊ အရညဝနဝတ္ထာနိ၊ မြို့ရွာတံခါး၏အပ
ဖြစ်သောတောလူ၏ဥပစာရကိုလွန်သောတောအုပ်ဖြစ်ကုန်သော၊ ပန္တနိ၊
အလွန်းဝေးကုန်သော၊ အပ္ပသဒ္ဓါနိ၊ လူသံဆိတ်ကုန်သော၊ အပ္ပနိစောသာနိ
ကျေးကျွန်သံဆိတ်ကုန်သော၊ ဝိဇနဝါတာနိ၊ လူးလာသွားသော လူတို့



ကြောင့်ဖြစ်သော လေမှကင်းကုန်သော၊ မနုဿိတရ၊ ဟသေ၊ ယျကောနိ၊
 ထုဘိဇ္ဇါပုန်းအောင်းလျှို့ဝှက်ခြင်းငှါထိုက်ကုန်သော၊ ပရိသတ္တိဿာဓာရုပ္ပါ
 နိ၊ ငြိမ်သက်စွာနေခြင်းငှါလျှောက်ပတ်ကုန်သော၊ သေနာသနာနိ၊ အိပ်ရာ
 နေရာကျောင်းတို့ကို၊ ဧကော၊ တပါးတည်း၊ ပရိသေဝတိ၊ အမြဲငြိမ်တော်မူ၏
 သော၊ ထိုမြတ်စွာဘုရားသည်၊ ဧကော၊ တပါးတည်း၊ ဝတ္ထုတိ၊ ကြွတော်
 မူ၏၊ ဧကော၊ တပါးတည်း၊ တိဋ္ဌတိ၊ ရပ်တော်မူ၏၊ ဧကော၊ တပါးတည်း၊
 နိဝိဒတိ၊ နေ၏၊ ဧကော၊ တပါးတည်း၊ သေယျံ၊ အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊
 ဧကော၊ တပါးတည်း၊ ဝါမံ၊ ရွာသို့၊ ဝိဇ္ဇာယ၊ ဆွမ်းအလို၊ ငှါ၊ ဝိသတိ၊ ဝင်၏၊
 ဧကော၊ တပါးတည်း၊ အဝိတ္တမတိ၊ လွန်၏၊ ဧကော၊ တပါးတည်း၊ ပရိတ္တ
 မတိ၊ ဖဲ၏၊ ဧကော၊ တပါးတည်း၊ ဝဟောနိဝိဒတိ၊ ဆိတ်ငြိမ်စွာနေ၏၊
 ဧကော၊ တပါးတည်း၊ စက်မံ၊ စင်္ကြံ သွားခြင်းကို၊ အဓိဋ္ဌတိ၊ ဆောက်
 တည်၏၊ ဧကော၊ တပါးတည်း၊ စရတိ၊ ကြွ၏၊ ဝိဟေတိ၊ နေ၏၊ ဣရိယတိ၊
 ဣရိယာပုဂံကိုဖြစ်စေ၏၊ ဝတ္တတိ၊ ကျင့်၏၊ ပါလေတိ၊ စောင့်၏၊ ယပေတိ၊
 မှု၏၊ ယာပေတိ၊ မှုစေ၏၊ ဣတိဝေံ၊ ဤသို့၊ တဝေါ၊ မြတ်စွာဘုရားသည်၊ အ
 နုတိယဋ္ဌေန၊ နှစ်ယောက်မြောက်မရှိသော အနက်ကြောင့်၊ ဧကော၊ မြတ်
 တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ တဝေါ၊ မြတ်စွာဘုရားသည်၊ တဏှာ
 ယ၊ တဏှာကို၊ ပဟာနဋ္ဌေန၊ ပယ်ပြီးသောအနက်ကြောင့်၊ ဧကော၊ မြတ်
 သနည်း၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဝေံ၊ ဤသို့၊ ဧကော၊ တပါးတည်း၊
 အနုတိယော၊ အပေါ်မရှိ၊ အပ္ပမတ္တော၊ မမေ့မလျော့၊ အာတာပီ၊ ချိုးခြံ
 သောလုံ၊ ထရှိသည်၊ ပပိတတ္တော၊ နိဗ္ဗာန်သို့စေလွှတ်အပ်သော နှလုံးရှိ
 သည်ဖြစ်၍၊ ဝိဟာရန္တော၊ နေတော်မူလျက်၊ နုရုဋ္ဌေန၊ ယ၊ ညှိသောရေရှိ
 သော၊ နုဋ္ဌာ၊ မြစ်၏၊ တိရေ၊ ကမ်းနား၌၊ ဝေမာရိရက္ခမုဗေ၊ ဗောဓိပင်၏အနီး၌၊
 မဟာပခါနံ၊ မြတ်သောလုံ၊ သကို၊ ပဒဟန္တော၊ ဖြစ်စေလျက်၊ ပမတ္တဗန္ဓံ၊
 မေ့လျော့ခြင်းဖြင့်ဖွဲ့တတ်သော၊ နမုပိံ၊ ယုတ်မာသော၊ ကဏ္ဍံ၊ မကေတင်း
 သော၊ သသေနံ၊ စစ်သည်နှင့်တတွသော၊ မာရံ၊ မာရ်နတ်ဘုရားကို၊ ဝိမေ
 တော၊ ပယ်ပျောက်၍၊ ဝိသဇ္ဇံ၊ ပြန်နဲ့တတ်သော၊ ဝိသတ္တိကံ၊ အထူးသဖြင့်အာ
 ရုံ၌ငြိတတ်သော၊ တဏှာဇာထိနိ၊ တဏှာဟူသောကွန်ယက်ကို၊ ဇေဟထိ၊
 စွန့်ပြီးဝိနောဒေထိ၊ ပျောက်ပြီး ဗျန္တာကာသိ၊ ကင်းသည်ကိုပြုပြီး၊ အနာဘိဝ
 မေထိ၊ ဟာဘနံ၊ ဖြစ်ခြင်းသို့ ရောက်စေပြီး၊ ။ တဏှာနုတိယော၊ တဏှာ
 လျှင်အတော်ရှိသော၊ ဝုရိသော၊ သောကျားသည်၊ ဝိစာမဒါနံ၊ စွန့်စွာသော
 ကာထပတ်လုံး၊ သံသာဓိ၊ ကျင်သည်လျက်၊ ဣတ္ထာတာဝညထာ တာဝံ၊

ဤသို့သောအပြား တပါးသောအပြား ရှိသော၊ သံသာရုံ၊ သံသရာကို၊
နာတိဝတ္တကိ၊ မလွန်နိုင်၊ ဒုက္ခဿ၊ ဒုက္ခဿဇာတိ၊ သန္တတံ၊ ဖြစ်ကြောင်း
ဖြစ်သော၊ ဇေယျဒီပနံ၊ ဤသို့အပြစ်ရှိသော၊ တဏှာ၊ တဏှာကံ၊ ဥတု၊
သိန္နိ၊ ဝိဘတဏှာ၊ တဏှာမရှိသော၊ အနာဒါနော၊ စွဲဆင်းခြင်းမရှိ
သော၊ သတော၊ သတိနှင့် ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ပရိဗ္ဗဇေ၊
ကျင့်ရာ၏၊ ဧဝံ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်။ တဏှာယ၊
တဏှာကို၊ ပဟာနဋ္ဌေန၊ ပယ်ပြီးသော အနက်ကြောင့်၊ ဇေယျ၊ မြတ်
တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ ဇေ
န္တဝိတရာဂေါ၊ စင်စစ်တဏှာမှကင်းတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊
ဇေယျသနည်း၊ ရာဂဿ၊ ရာဂကို၊ ပဟိနတ္တာ၊ ပယ်သောကြောင့်၊ ဇေန္တ
ဝိတရာဂေါ စင်စစ်တဏှာမှကင်း၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊ မြတ်၏၊
ဒေါသဿ၊ ဒေါသကို၊ ပဟိနတ္တာ၊ ပယ်သောကြောင့်၊ ဇေန္တဝိတဒေါသော၊
စင်စစ်ဒေါသမှကင်း၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊ မြတ်၏၊ မောဟဿ၊ မော
ဟကို၊ ပဟိနတ္တာ၊ ပယ်သောကြောင့်၊ ဇေန္တဝိတမောဟော၊ စင်စစ်မောဟ
မှကင်း၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊ မြတ်၏၊ ကိလေသာနံ၊ ကိလေသာတို့ကို၊
ပဟိနတ္တာ၊ ပယ်သောကြောင့်၊ ဇေန္တနိတ္တိလေသော၊ စင်စစ်ကိလေသာမှ
ကင်း၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊ မြတ်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ဇေယျနမဂ္ဂံ၊ ဆိတ်ငြိမ်ရာဖြင့် ရောက်အပ်သော
မဂ်ဟူသောခရီးသို့၊ ဂတော၊ ရောက်တော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဇေယျ၊
မြတ်သနည်း၊ စတ္တာရော၊ လေးပါးကုန်သော၊ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့
ကို၊ (သ)၊ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါ ၇၅၀ပါးရှိသော၊ မဂ္ဂေါ၊
မဂ်ကို၊ ဇေယျနမဂ္ဂေါ၊ ဆိတ်ငြိမ်ရာဖြင့်ရောက်အပ်သောခရီးဟူ၍၊ ဝုပ္ပတိ၊
ဆိုအပ်၏၊ ဟိတာနုကန္တိ၊ အစိုးအပွား၌ အစဉ်အောက်မေ့စေ့ရှိသော၊
ဇာတိပယန္တဒဿိ၊ ဇာတိ၏ကုန်ရာနိဗ္ဗာန်ကို ရှုစေ့ရှိသောသူသည်၊ ဇေယျ
ယနံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော၊ မဂ္ဂံ၊ မဂ္ဂင်ဟူသောခရီးကို၊ ပဇာနာ
တိ၊ သိ၏၊ ဇေယျနမဂ္ဂေန၊ ထိုခရီးဖြင့်၊ ဩစံ၊ ဩစာကို၊ ပုဗ္ဗေ၊ ရှေး၌၊ အတရိ
သု၊ ကူးကုန်ပြီး၊ ယေစ၊ အကြင်သူတို့သည်လည်း၊ တရိဿန္တိ၊ ကူးကုန်
လတ္တံ့၊ တရန္တိ၊ ကူးဆဲဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ သိ၏၊ ဧဝံ၊
ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေယျနမဂ္ဂံ၊ နိဗ္ဗာန်သို့ရောက်
ကြောင်းဖြစ်သောခရီးကို၊ ဂတော၊ သွားတော်မူတတ်၏၊ ဣတိ၊ ထိုကြောင့်၊
ဇေယျ၊ မြတ်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊

၂၅

ဧကော၊ တပါးတည်း၊ အနုတ္တရံ၊ အတုမရှိသော၊ သမ္မာသမ္ဗောဓိံ၊ ကောင်း
 စွာအလိုလိုထိသောသဗ္ဗညုတညာဏ်ကို၊ အဘိသမ္ဗုဒ္ဓေါ၊ အလွန်သိတော်
 မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ မြတ်သနည်း၊ စတုသု၊ လေးပါးကုန်သော၊
 မဂ္ဂေသု၊ မဂ်တို့၌၊ ဥာဏံ၊ ဥာဏ်ကို၊ ပညာ၊ အပြားအားဖြင့်သိတတ်သော
 ပညာကို၊ ပညိန္ဒြိယံ၊ သိခြင်း၌ အစိုးရတတ်သောပညာဟူသော ဣန္ဒြေကို၊
 ပညာဗလံ၊ ပညာတည်းဟူသောဗိုလ်ကို၊ (၈)၊ ဓမ္မဝိစယသံဗောဇ္ဈာဏံ၊
 သစ္စာလေးပါးကိုရှေးချယ်၍သိတတ်သောဗောဇ္ဈင်ကို၊ ဝိမံသာဝိပဿနာ၊
 အထူးသဖြင့်စုံစမ်းရှုတတ်သော ပညာကို၊ သမ္ဗာဒိန္ဒြိ၊ ကောင်းစွာမြင်တတ်
 သောပညာကို၊ ဗောဓိ၊ ဗောဓိဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဧဝဂါ၊ မြတ်စွာဘုရား
 သည်၊ တေနုဗောဓိဥာဏေန၊ ထိုဗောဓိဟုဆိုအပ်သော ဥာဏ်တော်ဖြင့်၊
 သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်း ကုန်သောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိ
 ကုန်ဟု၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့
 သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟု၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ သဗ္ဗေဒ္ဓော၊ ခပ်သိမ်း
 ကုန်သောတရားတို့သည်၊ အနတ္တာတိ၊ အစိုးမရကုန်ဟု၊ ဗုဒ္ဓိ၊ သိတော်
 မူ၏၊ (၉)၊ ယံကိဉ္စိ၊ အလုံးစုံသော၊ သရဒယဓမ္မံ၊ ဖြစ်ခြင်းသဘောတရား
 သည်၊ အတ္တိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောဖြစ်ခြင်းသဘောတရားသည်၊
 နိရောဓဓမ္မန္တိ၊ ချုပ်ခြင်းသဘောရှိ၏ဟု၊ ဗုဒ္ဓိ၊ သိတော်မူပြီ၊ အယဝါ၊ တ
 နည်းကား၊ ယံ၊ အကြင်အလုံးစုံသောတရားကံ၊ ဗုဒ္ဓိတဗ္ဗံ၊ ဥာဏ်ဖြင့်သိအပ်
 ၏၊ အနုဗုဒ္ဓိတဗ္ဗံ၊ ပဋ္ဌမမဂ်ဖြင့်သိအပ်၏၊ ပဋိဗုဒ္ဓိတဗ္ဗံ၊ ဒုတိယမဂ်ဖြင့်သိအပ်
 ၏၊ သံဗုဒ္ဓိတဗ္ဗံ၊ တတိယမဂ်ဖြင့်သိအပ်၏၊ အဓိဝန္တဗ္ဗံ၊ ပဋ္ဌမဒုတိယတတိယ
 ဗိုလ်ဖြင့်ရအပ်၏၊ ဗုသဝိတဗ္ဗံ၊ တတိယဗိုလ်ဖြင့်တွဲအပ်၏၊ သန္တိကာတဗ္ဗံ၊
 စတုတ္ထဗိုလ်ဖြင့် မျက်မှောက်ပြုအပ်၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသောတရား
 ကို၊ တေနုဗောဓိဥာဏေန၊ ထိုဗောဓိဟုဆိုအပ်သောဥာဏ်ဖြင့်၊ ဗုဒ္ဓိ၊ သိ
 တော်မူ၏၊ အနုဗုဒ္ဓိ၊ ပဋ္ဌမမဂ်၏အစွမ်းဖြင့်အစဉ်သိ၏၊ ပဋိဗုဒ္ဓိ၊ ဒုတိယ
 မဂ်၏အစွမ်းဖြင့်တစ်ဖန်သိ၏၊ သံဗုဒ္ဓိ၊ တတိယမဂ်၏အစွမ်းဖြင့်ကောင်း
 စွာသိ၏၊ သမ္ဗာဗုဒ္ဓိ၊ စတုတ္ထမဂ်၏အစွမ်းဖြင့်အကြွင်းမရှိသိ၏၊ အဓိဝန္တိ၊
 ပဋ္ဌမဒုတိယဗိုလ်၏အစွမ်းဖြင့်ရ၏၊ ဗသေသထိ၊ တတိယဗိုလ်၏အစွမ်းဖြင့်
 တွေ့၏၊ သန္တိကာသိ၊ စတုတ္ထဗိုလ်၏အစွမ်းဖြင့်မျက်မှောက်ပြု၏၊ ဧဝံ၊ ဤ
 သို့၊ ဧဝဂါ၊ မြတ်စွာဘုရားသည်၊ ဧကော၊ မြတ်သည်ဖြစ်၍၊ အနုတ္တရံ၊ အတု
 မရှိအလွန်မြတ်သော၊ သမ္မာသမ္ဗောဓိံ၊ ကောင်းစွာ အလိုလိုကိုယ်တော်
 တိုင်သာထွင်သိအပ်သောသဗ္ဗညုတညာဏ်ကို၊ အဘိသမ္ဗုဒ္ဓေါ၊ အလွန်

ထိတော်မူပြီ၊ ဣတိ၊ ထိုကြောင့်။ ဧကော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ တ
မောနုဒေါတိ၊ တမောနုဒေါဟူသည်ကား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ရာဂတမံ၊ ရာဂဟူသောအရိက်တိုက်ကို၊ ဒေါသတမံ၊ ဒေါသဟူသောအ
ရိက်တိုက်ကို၊ မောဟတမံ၊ မောဟဟူသောအရိက်တိုက်ကို၊ မာနတမံ၊
မာနဟူသောအရိက်တိုက်ကို၊ ဒိဋ္ဌိတမံ၊ ဒိဋ္ဌိဟူသောအရိက်တိုက်ကို၊ ကိ
လေသတမံ၊ ကိလေသဟူသောအရိက်တိုက်ကို၊ ဒုမ္ဘရိတတမံ၊ ဒုမ္ဘရိက်
ဟူသောအရိက်တိုက်ကို၊ အန္ဓကရဏံ၊ အရိက်ကို ပြုတတ်သော မောဟ
ကို၊ အစက္ခုကရဏံ၊ ဥာဏ်၏မမြင်ခြင်းကိုပြုတတ်သောမောဟကို၊ အညာ
ဏကရဏံ၊ မထိခြင်းကိုပြုတတ်သောမောဟကို၊ ပညာနိရောဓိကံ၊ ပညာ
ကိုပျောက်စေတတ်သောမောဟကို၊ ဝိစာတပက္ခိကံ၊ ဆင်းရဲခြင်း၏အတို့
ဖြစ်သောမောဟကို၊ အနိဗ္ဗာနသံဝတ္တနိကံ၊ နိဗ္ဗာန်အကျိုးငှါမဖြစ်စေတတ်
သောမောဟကို၊ နုဒိ၊ ပယ်ပြီ၊ ပနုဒိ၊ အပြားအားဖြင့်ပယ်ပြီ၊ ပဇဟိ၊ စွန့်ပြီ၊
ဝိနောဒေထိ၊ ပျောက်ပြီ၊ ဗျန္တာကာထိ၊ ကင်းသည်ကိုပြုပြီ၊ အနဘာဝံဝမေထိ
တဘန်မဖြစ်ခြင်းသို့ရောက်စေပြီ၊ အာသိနောတိ၊ အာသိနောဟူသည်ကား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပါသာဏကေစေတိယေ၊ မြတ်စွာဘုရား
တို့၏နေရာဖြစ်သောကျောက်ဖျာ၌၊ အာသိနော၊ သတ္တဝါတို့၏ အကျိုးကို
တောင့်တထွက်၊ နိသိန္နော၊ နေတော်မူ၏။ နဂရဿ၊ ရာဇဂြိုဟ်ပြည်၏၊
ပဿ၊ နံပါး၌၊ အာသိနံ၊ နေတော်မူသော၊ ဒုက္ခဿ၊ ဆင်းရဲခြင်း၏၊ ပါရဂုံ၊
ကမ်းတဘက်သို့ရောက်တော်မူပြီးသော၊ မုနိံ၊ မြတ်စွာဘုရားသို့၊ တေဝိဇ္ဇာ
ဝိဇ္ဇာသုံးပါးရှိကုန်သော၊ မစ္စုဟာယိနော၊ မစ္စုမာရ်ကို ကုန်စေပြီးသော၊
သာဝကာ၊ တမည့်ဘို့သည်၊ ပယိဂ္ဂပါသန္တိ၊ ဆည်းကပ်ကုန်၏။ ဧဝံ၊ ဤ
သို့သည်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာသိနော၊ သတ္တဝါတို့၏အကျိုး
ကိုတောင့်တထွက်နေတော်မူ၏။ အတဝါ၊ တနည်းကား။ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်။ အပ္ပေ၊ သုတ္တပဋိပဿဒုတ္တာ၊ အလုံးစုံသော ကိလေသာဟူသော
ကြောင့်ကြခြင်းကို ထဘန်ငြိမ်းစေပြီးသည်၏အဖြစ်ကြောင့်၊ အာသိနော၊
မောဟ၏ကင်းခြင်းကိုတောင့်တထွက် နေတော်မူ၏။ သော၊ ထိုမြတ်စွာ
ဘုရားသည်။ ဝုတ္တဝါသော၊ အရိယာတို့၏နေခြင်းဖြင့်နေတော်မူ၏။ ဝိဇ္ဇာစ
ရတော၊ ထေ့လာအပ်သောဝင်္ဂါတော်မူ၏။ (လ)။ ဇာတိမရဏသံ
သာရော၊ ဇာတိမရဏဟည်းဟူသော သံသာရာသည်လည်းကောင်း၊ ဝုနုပ္ပ
ဝေါ၊ တဘန်ပဋိသန္ဓေနေခြင်းသည်၎င်း၊ တဿ၊ ထိုမြတ်စွာဘုရားအား၊ နုတ္ထိ၊
မရှိ၊ ဣတိ ဧဝံ၊ ဤသို့သည်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာသိနော၊ သတ္တ

ဝါတို့၏မောဟကိုဖျောက်ခြင်းကိုတောင့်တလျက်နေတော်မူ၏။ ဣတိအယံ ဤသည်လျှင်၊ ဇကောဘမောနုဒါသိနောတိပဒဿ၊ ဇကောတမောနုဒါသိ နောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဇုတိမာသောပဘာကံ၊ ရာတိ ဧတ္ထပဒေ၊ ဇုတိမာသောပဘာကံရောဟူသောဤပုဒ်၌၊ ဇုတိမာတိ၊ ဇုတိမာ ဟူသည်ကား၊ ဇုတိမာ၊ အာနုဘော်ရှိတော်မူ၏။ မတိမာ၊ ဝေနေယျတို့၏ အလိုဆန္ဒကိုသိတတ်သောပညာရှိတော်မူ၏။ ပဏ္ဍိတော၊ ချမ်းသာကြောင့် မကြွမတက်သောပညာရှိတော်မူ၏။ ပညဝါ၊ ပစ္စုပ္ပန်သံသရာ၊ အကျိုးနှစ်ပါး ကိုပိုင်းခြား၍သိတတ်သောပညာရှိတော်မူ၏။ ဗုဒ္ဓိမာ၊ ကိုယ်တော်အကျိုး သူတပါးတို့၏အကျိုး၌ မတုန်မထုပ်သောပညာရှိတော်မူ၏။ ဥာဏီ၊ နက်နဲ သောအကျိုး တိမ်သော အကျိုး၌ အမြဲသက်ဝင်သော ပညာရှိတော်မူ၏။ ဝိဘာဝီ၊ ခဲခက်သောဗျားလွှမ်းခြင်းရှိသောအကျိုး၌ ထွန်းပတတ်သောပညာ ရှိတော်မူ၏။ မေဓာဝီ၊ ကိလေသာ မရှိသဖြင့်ဖြူစင်သောမှန်သော ချိန်နှင့်တူ သော ပညာရှိတော်မူ၏။ ပဘာကံရောတိ၊ ပဘာကံရောဟူသည်ကား၊ ပဘ ကံရော၊ ပညာတည်းဟူသော အရောင်ကိုပြုတော်မူတတ်၏။ အာဏောက ကရော၊ ပညာတည်းဟူသော အလင်းကိုပြုတတ်၏။ ဩဘာသကရော၊ ပညာတည်းဟူသောထွန်းပခြင်းကိုပြုတတ်၏။ ဒိပကံရော၊ ပညာတည်းဟူ သောဆီးဖီးကိုပြုတတ်၏။ ပဒိပကရော၊ ထင်ရှားပြုတတ်သော ဆီးဖီးကိုပြု တတ်၏။ ဥဇ္ဇောတကရော၊ အထူးသဖြင့်ထွန်းပခြင်းကို ပြုတတ်၏။ ပဇ္ဇေတ ကရော၊ ထင်ရှားပြုတတ်သော အထင်းကိုပြုတတ်၏။ ဣတိအယံ၊ ဤသည် လျှင်၊ ဇုတိမာသော ပကံရောတိပဒဿ၊ ဇုတိမာသော ပဘာကံရောဟူ သောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဂေါတမောဘူရိပညာဏောတိ၊ ဂေါတ မောဘူရိပညာဏော ဟူသည်ကား၊ ဂေါတမော၊ ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည်၊ ဘူရိပညာဏော၊ မြေကြီးကဲ့သို့ များသောပညာရှိတော် မူ၏။ ဥာဏပညာဏော၊ ဥာဏ်ဖြင့်အထွန်ထင်ရှား၏။ ပညာဓဇော၊ ပညာ တည်းဟူသောတံခွန်ရှိ၏။ ပညာကောဘု၊ ပညာတည်းဟူသော ရှေ့လွှားမှန် ကင်းရှိ၏။ ပညာဓိပဏေယျော၊ ပညာတည်းဟူသော အကြီးအကဲအစိုးရ ခြင်းအဓိပတိရှိ၏။ ဝိစယဗဟုလော၊ များစွာရွေးချယ် စုံစမ်းတတ်သော ပညာရှိ၏။ ပဝိစယဗဟုလော၊ သစ္စာလေးပါးကို ရွေးချယ်တတ်သောပညာ ရှိ၏။ ဩက္ခာယနဗဟုလော၊ များသော ကြည့်ရှုခြင်းရှိ၏။ သမက္ခောယန ဓမ္မော၊ များသော ရှာဖွေခြင်းရှိ၏။ ဝိဘုတဝိဘာဝီ၊ ထင်ရှားသော နေရာရှိ ၏၊ တစ္စရိတော၊ ပညာကိုစွဲ၍ ထေ့ကျက်ခြင်းရှိ၏။ တဗ္ဗဟုလော၊ ထိုပညာကို



များသောအားဖြင့်ပွားစေ၏။ တဂ္ဂရုကော၊ ထိုပညာကို အလေးအမြတ်ပြု
 တတ်၏။ တနိဇ္ဇော၊ ထိုပညာသို့ညွတ်၍နေ၏။ တပွေယျော၊ ထိုပညာ၌ဝှမ်း
 သည်ဖြစ်၍နေ၏။ တပွတ္တာရော၊ ထိုပညာ၌ ရှိုင်းသည်ဖြစ်၍နေ၏။ တဒမိရ
 ဧတ္တာ၊ ထိုပညာ၌သက်ဝင်သည်ဖြစ်၍နေ၏။ တဒါပိပတေယျော၊ ထိုပညာ
 ကိုအကြီးအကဲပြု၍နေ၏။ ၊ ရထသ၊ ရထား၏။ ပညာဏံ၊ ထင်ခြင်းကား။
 ဓဇော၊ တံခွန်တည်း။ အဂ္ဂိနော၊ မီး၏။ ပညာဏံ၊ ထင်ခြင်းကား။ ဝုမော၊ အခိုး
 ထည်း။ ရဋ္ဌသ၊ ပြည်ကိုင်းနှိုင်ငံ၏။ ပညာဏံ၊ ထင်ခြင်းကား။ ရာဇာ၊ မင်း
 တည်း။ ဣတ္ထိယာ၊ မိန်းမ၏။ ပညာဏံ၊ ထင်ခြင်းကား။ ဘတ္တော၊ သင်ထွင်
 တည်း။ ဝေမေဝ၊ ဤအတူသာထွင်၊ ဂေါတမော၊ ဂေါတမမည်တော်မူသော
 မြတ်စွာဘုရားသည်။ ဘုရိပညာဏော၊ မြေကြီးကဲ့သို့ များသော ပညာရှိ
 တော်မူ၏။ ဥာဏပညာဏော၊ ဥာဏ်ဖြင့် အလွန်ထင်ရှား၏။ ပညာဇဇော၊
 ပညာတည်းဟူသော မိုက်ထု အပ်သောတံခွန်ရှိ၏။ ပညာဧကေတု၊ ပညာ
 တည်းဟူသောရှေ့သွားမှန်ကင်းရှိ၏။ ပညာပိပတေယျော၊ ပညာတည်းဟူ
 သောအကြီးအကဲ အစိုးရခြင်းအဓိပတိရှိ၏။ ဝိစယဗဟုလော၊ များစွာရှေး
 ချယ်ရံစမ်းတတ်သောပညာရှိ၏။ ပဝိစယဗဟုလော၊ သစ္စာလေးပါးကိုအ
 ထူးသဖြင့်ရှေးချယ်တတ်သောပညာရှိ၏။ ဩက္ခာယနဗဟုလော၊ များသော
 ကြည့်ရှုခြင်းရှိ၏။ သမောက္ခာယနဗဟုလော၊ များသော ရှာဖွေခြင်းရှိ၏။ ဝိဘူ
 တပိဟာမိ၊ ထင်ရှားသောနေရာရှိ၏။ တဂ္ဂရိတော၊ ပညာကိုစွဲ၍ ထေ့ကျက်
 ခြင်းရှိ၏။ တဗ္ဗဟုလော၊ ထိုပညာကိုများသော အားဖြင့် ပွားစေ၏။ တဂ္ဂရု
 ကော၊ ထိုပညာကိုအလေးအမြတ်ပြုတတ်၏။ တနိဇ္ဇော၊ ထိုပညာသို့ညွတ်၍
 နေ၏။ တပွေယျော၊ ထိုပညာ၌ဝှမ်းသည်ဖြစ်၍နေ၏။ တပွတ္တာရော၊ ထိုပညာ
 ၌ရှိုင်းသည်ဖြစ်၍နေ၏။ တဒမိရဧတ္တာ၊ ထိုပညာ၌ သက်ဝင်သည်ဖြစ်၍နေ
 ၏။ တဒါပိပတေယျော၊ ထိုပညာကို အကြီးအကဲပြု၍နေ၏။ ဣတိအယံ၊ ဤ
 သည်ထွင်၊ ဂေါတမောဘုရိပညာဏောတိပဒသ၊ ဂေါတမောဘုရိပညာ
 ဏောဟူသောပုဒ်၏အတ္ထော၊ အနက်တည်း။ ဂေါတမောဘုရိမေဓသောတိ
 ဧတ္ထပဒေ၊ ဂေါတမောဘုရိမေဓသော ဟူသောဤပုဒ်၌၊ ပတဝိ၊ မြေကြီးကို၊
 ဘုရိ၊ ဘုရိဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ပထဝိသမာယ၊ မြေကြီးနှင့် တူသော၊
 ဝိပုသာယ၊ များသော၊ ဝိတ္ထတာယ၊ ပြန့်သော၊ တာယပညာယ၊ ထိုပညာနှင့်၊
 သမန္နာဂတော၊ ပြည့်စုံတော်မူ၏။ ပညာ၊ ပညာကို၊ မေဓာ၊ မေဓဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏။ ယာပညာ၊ အကြိုင်အပြားအားဖြင့် ထိတတ်သော ပညာထည်း
 ကောင်း။ ပဇာနံနာ၊ အခြင်းအရာအားဖြင့် ထိတတ်သော ပညာထည်း

ကောင်း(ပ)၊ အမောဟော၊ မတွေ့ရတတ်သောပညာထည်းကောင်း၊ ဓမ္မဝိ
 စယော၊ သစ္စာလေးပါးကို ရွေးချယ်တတ်သောပညာထည်းကောင်း၊ သမ္မာ
 ဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်သောပညာထည်းကောင်း၊ တာဝဂါ၊ မြတ်စွာဘုရား
 သည်၊ ဣမာယမေခယ၊ ဣမေဟေသိအပ်သောပညာနှင့်၊ ဥပေတော၊ ပြည့်
 စုံတော်မူ၏၊ သရပေတော၊ ကောင်းစွာပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍ထည်
 ၏၊ သရပါဂတော၊ ကောင်းစွာကပ်၍ထည်၏၊ ဥပပန္နော၊ မကင်းသည်ဖြစ်၏၊
 သမ္ပန္နော၊ သမ္ပယုတ်ဖြစ်၏၊ သမန္နာဂတော၊ ပြည့်စုံခြင်းသို့ရောက်၏၊ တသ္မာ၊
 ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သုမေခသော၊ သုမေခသမည်တော်
 မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂေါတမောဘုရိမေခသောတိပဒသယ၊ ဂေါတ
 မောဘုရိမေခသော ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထို
 ကြောင့်၊ ထေရောပိဂိယော၊ ပိဂိယမထေရ်သည်၊ ဇကောတမောနုဒါသိနော
 ဇုတိမာသောပတာင်္ဂရောဂေါတမော ဘုရိပညာတောဂေါတမောဘုရိမေ
 ခသောတိ၊ ဇကောတမောနုဒါသိနောဇုတိမာသော ပတာင်္ဂရောဂေါတမော
 ဘုရိပညာတောဂေါတမောဘုရိမေခသောဟူ၍၊ အာဟ၊ ဆိုပြီ။ ။

ဗြာဟ္မဏေ၊ ဗာဝဓိပုဏ္ဏား၊ ယော၊ အကြင်ဂေါတမ အမည်ရှိတော်မူ
 သောမြတ်စွာဘုရားသည်၊ မေ၊ ဝါအား၊ သန္တိဗ္ဗိကံ၊ မျက်မှောက်၌ အကျိုးပေး
 တတ်သော၊ အကာလိကံ၊ အခါမထင့် အကျိုးပေးတတ်သော၊ တဏှာက္ခယံ၊
 တဏှာကို ကုန်စေတတ်သော၊ အနိတိကံ၊ ကိလေသာကို ကင်းစေတတ်
 သော၊ ဓမ္မံ၊ ယရားကို၊ အဒေသေသိ၊ ဟောတော်မူပြီ၊ ယသ၊ အကြင်နိဗ္ဗာန်
 အား၊ ဥပမာ၊ နှိုင်းခြင်းစရာဥပမာတည်း၊ ကွမိနုတ္တိ၊ အဘယ်မှာရှိနှိုင်းအံ့နည်း၊
 ဣတိ၊ ဤသို့၊ အယသ္မာပိဂိယော၊ အရှင်ပိဂိယမထေရ်သည်၊ အာဟ၊ ဆိုပြီ။ ။
 ယောမေခမ္ပမဒေသေ ဂိတိတ္ထေပဒေ၊ ယောမေခမ္ပ မဒေသေသိဟူသော
 ဤပုဒ်၌၊ ယောတိ၊ ယောဟူသည်ကား၊ ယောသောတာဝဂါ၊ အကြင်မြတ်စွာ
 ဘုရားသည်၊ သယံဘူ၊ ကိုယ်တော် အထိုလိုဖြစ်တော်မူ၏၊ အနာစရိယ
 ကော၊ သာဓာမရှိဘဲ၊ ပုဗ္ဗေ၊ ငှေး၌၊ အနုနုသုတေသု၊ မကြားဘူးကုန်သော၊
 ဓမ္မေသု၊ တရားကို၌၊ သာမံ၊ ကိုယ်တိုင်၊ သစ္စာနိ၊ လေးပါးသောသစ္စာတို့ကို၊
 အဘိသမ္ပုဏ္ဏိ၊ အလွန်ထိုးထွင်း၍ထိတော်မူပြီ၊ တတ္ထစ၊ ထိုသစ္စာလေးပါးတို့
 ၌လည်း၊ သဗ္ဗညုတံ၊ အလုံးစုံအကြွင်းမရှိထိတတ်သောအဖြစ်သို့၊ ပတ္တော၊
 ရောက်တော်မူပြီ၊ ဗလေသုစ၊ ဗိုလ်တို့၌လည်း၊ ဝသိဘာဝံ၊ ထေရ်တော်သောအ
 ဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူ၏၊ ဓမ္မဒေသေသိတိတ္ထေပဒေ၊ ဓမ္မဒေသေသိ
 ဟူသောဤပုဒ်၌၊ ဓမ္မံ၊ ဓမ္မဟူသည်ကား၊ အာဒိကဏ္ဍာဝံ၊ အစဉ်ကောင်း

ခြင်းနှင့်ပြည့်စုံသော၊(လ)၊သာတ္ထံ၊ အနက်နှင့်ပြည့်စုံသော၊ သဗ္ဗန္တံ၊သဒ္ဓါ
 နှင့်ပြည့်စုံသောပရိသတ္တိဓမ္မကို၊ ကောဝဏပရိပုဏ္ဏံ၊ ထက်ဝန်းကျင်ပြည့်စုံ
 သော၊ပရိသန္တံ၊စင်ကြယ်သော၊ ဗြဟ္မစရိယံ၊မြတ်သော အကျင့်တရားကို၊
 စတ္တာဓရာသတိပဋ္ဌာနေ၊ ထေးပါးသော သက်ပဋ္ဌာန်တို့ကို၊ အရိယံ၊မြတ်
 သော၊အဋ္ဌဂီကံ၊အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂံ၊မဂ်ကို၊ နိဗ္ဗာနဉ္စ၊နိဗ္ဗာန်ကို၊နိဗ္ဗာန
 ဝါဒိနိံ၊နိဗ္ဗာန်သို့ရောက်စေကတ်သော၊ပရိပဒဉ္စ၊ အကျင့်ကိုထည်းကောင်း၊
 အာစိက္ခိ၊ကြားတော်မူပြီး၊ ဒေသေထိ၊ဟောပြု၊ပညာပေထိ၊ သိစေပြီး၊ပဋ္ဌပေ
 ထိ၊ထားပြီး၊ဝိဝရိ၊ဖွင့်ပြီး၊ဝိဘဇိ၊ဝေဘန်ပြီး၊ ဥတ္တာနိံ၊အာကာသိ၊ပေါ်သည်ကို
 ပြုပြီး၊ပကာသေထိ၊ထင်ရှားပြုပြီး၊ဣတိအယံ၊ဤလျှင်၊ ယောမေဓမ္မမဒေသေ
 သိဘိပဒဿ၊ ယောမေဓမ္မမဒေသေထိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ သန္နိဋ္ဌိကမ ကာလိကန္တိ၊ သန္နိဋ္ဌိက မကာလိကံ ဟူသည်ကား၊
 သန္နိဋ္ဌိကံ မျက်မှောက်၌ အကျိုးပေးတတ်သော၊ အကာလိကံ၊ ကာလအ
 ခြားမရှိ အကျိုးပေး တက်သော၊ ဇဟိပယိကံ၊ ထာထည်ဟု ဆိုထိုက်
 သော၊ဩာနေယိကံ၊ နိဗ္ဗာန်သို့ဆောင်တတ်သော၊ ဝိညူဟိ၊အရိယာပညာ
 ရှိတို့သည်၊ပစ္စတ္တံ၊အသီးအသီး၊ ဝေဒိတဗ္ဗံ၊သိအပ်သောတရားကို၊ဣတိဝေံ
 ဒိ၊ ဤသို့လည်း၊ သန္နိဋ္ဌိကမကာလိကန္တိပဒဿ၊ သန္နိဋ္ဌိကမကာလိကံဟူ
 သောပုဒ်၏၊အတ္ထော၊အနက်တည်း၊ အထဝါ၊တနည်းကား၊ ယော၊အကြင်
 သူသည်၊အရိယံ၊မြတ်သော၊ အဋ္ဌဂီကံ၊အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊မဂ္ဂံ၊
 မဂ်ကို၊ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌၊ ဘာဝေတိ၊ပွားစေ
 ၏၊တဿ၊တို့သူအား၊ မဂ္ဂဿ၊မဂ်၏၊ အနန္တရာသမနန္တရာ၊ အချားမဲ့၌၊
 ဗလံ၊ဗိုလ်သို့၊ အဓိဂစ္ဆတေဝ၊ ရောက်သလျှင်ကတည်း၊ ဝိနွတိ၊ရ၏၊ပရိ
 လဘာတိ၊တတန်ရ၏၊ ဣတိဝေံဒိ၊ဤသို့လည်း၊ သန္နိဋ္ဌကမကာလိကန္တိပဒ
 ဿ၊သန္နိဋ္ဌကမကာလိကံဟူသောပုဒ်၏၊ အတ္ထော၊အနက်တည်း၊မနုဿာ၊
 လူတို့သည်၊ ကာလိကံ၊ ကာလအပိုင်းအခြားရှိသော၊ ခနံ၊ဥစ္စာကို၊ ဒတ္တာ၊
 ပေး၍၊အန္တရာ၊ပေးသည်၏အခြားမဲ့၌၊ နထတန္တိ၊မရကုန်၊ကာလံ၊ပိုင်းခြား
 သောကာလကို၊ အာဂမေန္တိယထာဝံ၊ကုန်သကဲ့သို့၊ အသံဓမ္မော၊ဤထေး
 ပါးသောမဂ်တရားသည်၊နေဝအာဂမေတိ၊ကာလအခါကိုမင်္ဂတတ်၊ယော၊
 အကြင်သူသည်၊ ဒိဋ္ဌေဝဓမ္မေ၊မျက်မှောက်သောကိုယ်၏ အဖြစ်၌၊အရိယံ၊
 မြတ်သော၊အဋ္ဌဂီကံ၊အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂံ၊မဂ်ကို၊ဘာဝေတိ၊
 ပွားစေ၏၊တဿ၊တို့သူအား၊ မဂ္ဂဿ၊မဂ်၏၊အနန္တရာသမနန္တရာ၊အခြားမဲ့
 ၌၊ဗလံ၊ဗိုလ်သို့၊အဓိဂစ္ဆတေဝ၊ရောက်သလျှင်ကတည်း၊ ဝိနွတိ၊ရသလျှင်



ကတည်း၊ ပရိသဘာဝိ၊ တာဘန်ရသလျှင်ကတည်း၊ ပရတ္တ၊ တပါးသောကိယံ
 ဣဒါဗြစ်ဒ္ဓိ၊ နထဘာဝိ၊ မရ၊ ပရသောကေ၊ တမလွန်ဘဝဋ္ဌိ၊ နထဘာဝိ၊ မရ၊
 ဝေ၊ ဤသို့မျက်မှောက်သောကိယံဣဒါဗြစ်ဒ္ဓိသလျှင်၊ အကာလိကံ၊ ကာလ
 အခြားမရှိအကျိုးကိုပေးတတ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ သန္တိဗြိကမကာ
 လိကန္တိပဒဿ၊ သန္တိဗြိကမကာလိကံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊
 တဗျာက္ခယမနိတိကန္တိတ္ထေပဒေ၊ တဗျာက္ခယမနိတိကံ ဟူသောဤပုဒ်
 ဒ္ဓိ၊ ဟဗျာတိ၊ ထဗျာဟူသည်ကား၊ ရူပတဗျာ၊ ရူပါရုံ၌ တင်တတ်သော
 တဗျာထည်းကောင်း၊ (သ) ဓမ္မတဗျာ၊ ဓမ္မာရုံ၌ တင်တတ်သော ဝေဗျာ
 ထည်းကောင်း၊ တဗျာက္ခယန္တိ၊ တဗျာက္ခယံဟူသည်ကား၊ တဗျာက္ခယံ၊
 တဗျာဣကုန်ရာဖြစ်သော၊ ရာဂက္ခယံ၊ ရာဂဣကုန်ရာဖြစ်သော၊ ဒေါသက္ခ
 ယံ၊ ဒေါသဣကုန်ရာဖြစ်သော၊ မောဟက္ခယံ၊ မောဟဣကုန်ရာဖြစ်သော၊
 ဝတိက္ခယံ၊ ဝတိဣကုန်ရာဖြစ်သော၊ ဥပပတ္တိက္ခယံ၊ ဖြစ်ခြင်းဣကုန်ရာဖြစ်
 သော၊ ပဋိသန္တိက္ခယံ၊ ပဋိသန္တေဣကုန်ရာဖြစ်သော၊ ဘဝက္ခယံ၊ ဘဝဣကုန်
 ရာဖြစ်သော၊ သံသာရက္ခယံ၊ သံသာရဣကုန်ရာဖြစ်သော၊ ဝဇ္ဇက္ခယံ၊ ဝဇ္ဇတ
 ရားဣကုန်ရာဖြစ်သော၊ အနိတိကန္တိတ္ထေပဒေ၊ အနိတိကံဟူသော ဤပုဒ်၌၊
 ကိလေသာစ၊ ကိလေသာတို့ကို လည်းကောင်း၊ ခန္ဓာစ ခန္ဓာတို့ကို လည်း
 ကောင်း၊ အဘိသင်္ခါ၊ ရာစ၊ အဘိသင်္ခါ၊ ရတို့ကိုလည်းကောင်း၊ ဤတိ၊ ဤတိ
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဤတိ၊ ကိလေသာကို၊ ပဟာနံ၊ ပယ်တတ်သော၊
 ဤတိ၊ ကိလေသာကို၊ ဝူပသမံ၊ ငြိမ်းစေတတ်သော၊ ဤတိ၊ ကိလေသာကို၊
 ပဋိနိဿတ္တံ၊ စွန့်တတ်သော၊ ဤတိ၊ ကိလေသာကို၊ ပဋိပဿန္တိ၊ တာဘန်ငြိမ်း
 စေတတ်သော၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ တဗျာဓူယုဂံ၊ မြောက်
 စေတတ်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ တဗျာက္ခယမနိတိကန္တိပဒဿ၊
 တဗျာက္ခယမနိတိကံဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ယဿနတ္ထိ
 ဥပမာက္ခပိတိတ္ထေပဒေ၊ ယဿနတ္ထိဥပမာက္ခပိဟူသောဤပုဒ်၌၊ ယဿာ
 တိ၊ ယဿဟူသည်ကား၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်အား၊ နတ္ထိဥပမာတိ၊ နတ္ထိဥပမာ
 ဟူသည်ကား၊ ဥပမာ၊ ဥပမာသည်၊ နတ္ထိ၊ မရှိ၊ ဥပနိဝေ၊ နှိုင်းခြင်းစရာသည်၊
 နတ္ထိ၊ မရှိ၊ သဒိသံ၊ အတူသည်၊ နတ္ထိ၊ မရှိ၊ ပဋိဘာဝေါ၊ တူသောအတို့ရှိသည်၊
 နတ္ထိသန္တိ၊ မရှိ၊ နသံဝိဇ္ဇတိ၊ ကောင်းစွာမရှိ၊ နူပထမ္ဘတိ၊ မရအပ်၊ ကွစိတံ၊
 ကွစိဟူသည်ကား၊ အဇ္ဈတ္တဝါ၊ အတွင်း၌ ထည်းကောင်း၊ ဗဟိဒ္ဓါဝါ၊ အပဋိ
 ထည်းကောင်း၊ အဇ္ဈတ္တဗဟိဒ္ဓါဝါ၊ အတွင်းအပဋိထည်းကောင်း၊ ကွစိကိဋ္ဌိစိ
 ကတ္တစိ၊ တစ်တစ်ခုသောအရပ်၌၊ ဣတိအယံ၊ ဤသည်လျှင်၊ ယဿနတ္ထိဥပမာ

ကွစိတိပဒဿ၊ ယဿနတ္ထိ ဥပမာကွစိ ဟူသောပုဒ်၏။ အတ္ထော၊ အနက်
တည်း၊ တေန၊ ထိုကြောင့်၊ ထေရောပိဝိယော၊ ဝိဂိယမထေရ်သည်၊ ယော
မေဓမ္မမဒေသေထိ၊ သန္တိဋ္ဌိကမကာလိကံ၊ တဏှာက္ခယ မနိတိကံ၊ ယဿ
နတ္ထိဥပမာကွစိကိ၊ သောဓမေဓမ္မမဒေသေထိ၊ သန္တိဋ္ဌိကမကာလိကံ၊ တဏှာ
က္ခယ မနိတိကံ၊ ယဿနတ္ထိဥပမာကွစိဟူ၍၊ အာဟ၊ ခေါ်ပြီ။ ။

ဝိဂိယ၊ အရှင်ဝိဂိယ၊ ဘုရိပညာဏာ၊ စိုက်ထူအပ်သော ဥာဏ်ဟံခွန်ရှိ
တော်မူသော၊ တမ္ဘာဂေါတမာ၊ ထိုဂေါတမမြတ်စွာထုရားမှ၊ မုဟုတ္တမ္ဘိ၊ တခ
ဏမျှလည်း၊ ကိံ နု၊ အဘယ်ကြောင့်၊ ဝိပွဝသိ၊ ကင်း၍ နေထိနည်း၊ ဘုရိမေဓ
ဿ၊ မြေကြီးနှင့်တူသောပညာရှိသော၊ တမ္ဘာဂေါတမာ၊ ထိုဂေါတမမြတ်စွာ
ထုရားမှ၊ မုဟုတ္တမ္ဘိ၊ တခဏမျှလည်း၊ ကိံ နု၊ အဘယ်ကြောင့်၊ ဝိပွဝသိ၊ ကင်း
၍ နေထိသနည်း၊ ကိံ နု၊ တမ္ဘာဂေါတမိပွဝသိတိ၊ ကိံ နု၊ တမ္ဘာဂေါတမိပွဝသိဟူသည့်ကား၊
ဗုဒ္ဓမှ၊ မြတ်စွာထုရားမှ၊ ကိံ နု၊ အဘယ်ကြောင့်၊ ဝိပွဝသိ၊ ကင်း၍ နေထိသ
နည်း၊ အပေသ်အဓဝတ္ထထိ၊ ဗေတိသနည်း၊ ဝိနာဟောသိ၊ ကင်း၍ ထာဘိသ
နည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ကိံ နု၊ တမ္ဘာဂေါတမိပွဝသိတိပဒဿ၊ ကိံ နု၊ တမ္ဘာ
ဂေါတမိပွဝသိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ မုဟုတ္တမဝိဂိယာတိ၊ မု
ဟုတ္တမဝိဂိယဟူသည့်ကား၊ မုဟုတ္တမိ၊ ထမဟုတ်မျှလည်း၊ ခဏံပိ၊ တခဏ
မျှလည်း၊ ယယံပိ၊ တထယမျှလည်း၊ ဝယံပိ၊ မဟုတ်ခဏထယသုံးပါးအရမျှ
လည်း၊ အဗ္ဗံပိ၊ အစိုက်အတန့် ကာထမျှလည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မု
ဟုတ္တမဝိဂိယာတိပဒဿ၊ မုဟုတ္တမဝိဂိယဟူသောပုဒ်၏။ အတ္ထော၊ အနက်
တည်း၊ ဂေါတမာ ဘုရိပညာဏာတိ၊ ဂေါတမာဘုရိပညာဏာ ဟူသည်
ကား၊ ဘုရိပညာဏာ၊ မြေကြီးကဲ့သို့များသောပညာရှိထသော၊ ဥာဏပညာ
နာ၊ ဥာဏ်ဖြင့်အလွန်ထင်ရှားသော၊ ပညာဓဇော၊ ပညာတည်းဟူသောတံခွန်
ရှိထသော၊ ပညာကေထုမှ၊ ပညာထည်းဟူသော ရှေ့သွားမှန်ကင်း ရှိ
ထသော၊ ပညာဝိပဇောယုမှ၊ ပညာတည်းဟူသောအကြီးအကဲအစိုးရခြင်း
အဓိပတိရှိထသော၊ ဝိစယဗဟုထာ၊ များစွာသောရှေးချယ် စုံစမ်းတတ်
သောပညာရှိထသော၊ ဗဝိစယဗဟုထာ၊ သစ္စာထေးပါးကို အထူးသဖြင့်
ရှေးချယ်တတ်သော ပညာရှိထသော၊ ဩက္ခယာနုဗဟုထာ၊ များစွာသော
ဩဇာရှိခြင်းရှိထသော၊ သမောက္ခယာနုဗဟုထာ၊ များစွာသောရှားခြင်း
ရှိထသော၊ ဝိဘုတဝိဟာရိမှ၊ ထင်ရှားသောနေရာရှိထသော၊ တစ္စရိတာ၊
ပညာကိုစွဲ၍ထွေကျက်ခြင်းရှိထသော၊ တဗ္ဗဟုထာ၊ ထိုပညာကိုများသော
အားဖြင့်ပွားစေတတ်သော၊ တစ္စရုကာ၊ ထိုပညာကိုလည်း အထေးအမြတ်

၂၅

ပြုထသော၊ တံနိန္ဒာ၊ ထိုပညာသို့ညွတ်၍နေထသော၊ တပျေဏာ၊ ထိုပညာ၌
 ဝှမ်းသည်ဖြစ်၍ နေထသော၊ ဟဗ္ဗန္တာရာ၊ ထိုပညာ၌ရှိုင်းသည်ဖြစ်၍ နေထ
 သော၊ တဒဓိဓုတ္တာ၊ ထိုပညာ၌ သက်ဝင်သည်ဖြစ်၍ နေထသော၊ တဒါမိ
 ပတေယျမှာ၊ ထိုပညာကို အကြီးအကဲပြု၍ နေထသော၊ ဂေါတမာ၊ ဂေါ
 တမမြတ်စွာဘုရားမှ၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂေါတမာဘုရိ ပညာဏာ
 တိပဒဿ၊ ဂေါကမာဘုရိပညာဏာဟုသော၊ ဤပုန်၏၊ အတ္ထော၊ အနက်တည်း
 ဂေါတမာဘုရိ မေသော၊ တံ ဧတ္ထပဒေ၊ ဂေါတမာဘုရိမေသော ဟုသော
 ဤပုန်၌၊ ပထဝီ၊ မြေကြီးကို၊ ဘုရိ၊ ဘုရိဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ပထဝီသမာ
 ယ၊ မြေကြီးနှင့်တူသော၊ ဝိပုဿယ၊ ချားသော၊ ဝိတ္ထတာယ၊ ပြန်သော၊ တာ
 ယပညာယ၊ ထိုပညာနှင့်၊ သမန္တာဂတော၊ ပြည့်စုံထသော၊ ပညာ၊ ပညာကို၊
 မေခါ၊ မေခါဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယာပညာ၊ အကြင်အပြားအားဖြင့်သိ
 တတ်သောပညာလည်းကောင်း၊ ပဇာနာ၊ အခြင်းအရာအားဖြင့်သိတတ်
 သောပညာလည်းကောင်း၊ (ပ)၊ အမောဘာ၊ မတွေ့ဝေတတ်သောပညာ
 လည်းကောင်း၊ ဓမ္မဝိစယော၊ သစ္စာစားပါးကိုရှေးချယ်တတ်သောပညာ
 လည်းကောင်း၊ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်သောပညာလည်းကောင်း၊
 တဂေါ၊ မြတ်စွာဘုရားသည်၊ ဣမာယမေခေယ၊ ဤမေခေဟုဆိုအပ်သော၊
 ပညာယ၊ ပညာနှင့်၊ ဥပေတော၊ ပြည့်စုံတော်မူ၏၊ သရပေတော၊ ကောင်း
 စွာပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍ဘည်၏၊ သရပါဂတော၊ ကောင်းစွာကပ်
 ၍ဘည်၏၊ ဥပာဒ္ဓော၊ မကင်းသည်ဖြစ်၏၊ သမ္ပန္နာ၊ သမ္ပယုတ်ဖြစ်၏၊ သမန္တာ
 ဂတော၊ ပြည့်စုံခြင်းသို့ရောက်၏၊ ဟသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓါ၊ မြတ်စွာဘုရား
 သည်၊ သုမေခေ၊ သုမေခေမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂေါ
 တမာဘုရိမေသောတိပဒဿ၊ ဂေါတမာဘုရိမေသော ဟုသော ပုန်၏၊
 အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောပြု၊ ဟူသော၊ ထိုဗာဝနီ
 ဝုတ္တားသည်၊ ကိန္နုတမှာဝိပွဝသိရဟုတ္တမပိဝိဂီယ၊ ဂေါတမာဘုရိပညာ
 ဏာ၊ ဂေါတမာဘုရိမေသောတိ၊ ကိန္နုတမှာဝိပွဝသိရဟုတ္တမပိဝိဂီယ
 ဂေါတမာဘုရိပညာဏာဂေါတမာဘုရိမေသောဟူ၍၊ အာဟာ၊ ဆိုပြီ။ ။

ဝိဂီယ၊ အရှင်ဝိဂီယမထေရ်၊ ယော၊ အကြင်ဂေါတမ အမည်တော်ရှိ
 သောမြတ်စွာဘုရားသည်၊ တော၊ အရှင်ဝိဂီယမထေရ်အား၊ သန္တိဋ္ဌိကံ၊ မျက်
 မှောက်၌အကျိုးကို ပေးတတ်သော၊ အာကာလိကံ၊ အခါမဲ့အကျိုးကိုပေး
 တတ်သော၊ တဏှာက္ခယံ၊ တဏှာကိုကုန်စေတတ်သော၊ အနိတိကံ၊ ကိလေ
 သာကို ကင်းစေတတ်သော၊ ဓမ္မံ၊ တရားကို၊ အဒေသေထိ၊ ဟောထေဝ်မူပြီ။

ယံသ၊ အကြင်နိဗ္ဗာန်တရားအား၊ ဥပမာ၊ နှိုင်းနှိုင်းစရာဥပမာသည်။ သွမိ
နတ္ထိ၊ အဘယ်မှာရှိနိုင်အံ့နည်း၊ ဣတိ၊ ဤသို့၊ ဗြာဟ္မဏော၊ ဗာဝဓီပုတ္တနားသည်
အာဟ၊ ဆိုပြီ၊ ယောတေဓမ္မမဒေသေသိတိ ဣတ္ထပဒေ၊ ယောတေဓမ္မ
မဒေသေသိဟူသောဤပုဒ်၌၊ ယောတိ၊ ယောဟူသည်၊ ယောသောတဂဝါ၊
အကြင်မြတ်စွာဘုရားသည်၊ (ဝ)၊ တတ္ထစ၊ ထိုသတ္တဝါသေးပါးတို့၌လည်း၊
သဗ္ဗညုတံ၊ အလုံးစုံအကြွင်းမရှိသောအဖြစ်သည်၊ ပတ္တော၊ ရောက်တော်
မူ၏၊ ပဒေသသုစ၊ ဖိုလ်တို့၌လည်း၊ ဝသိကာဝံ၊ ထေ့ထားသော အဖြစ်သို့၊
ပတ္တော၊ ရောက်တော်မူ၏၊ ဓမ္မမဒေသေသိတိဣတ္ထပဒေ၊ ဓမ္မမဒေသေသိဟူ
သောဤပုဒ်၌၊ ဓမ္မန္တိ၊ ဓမ္မဟူသည်ကား၊ အာဒိကဇ္ဈာတံ၊ အစဇ်ကောင်း
ခြင်းနှင့်ပြည့်စုံသော၊ မဇ္ဈေကဇ္ဈာတံ၊ အလယ်၏ကောင်းခြင်းနှင့်ပြည့်စုံ
သော၊ (ဝ)၊ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာနဂါမိနိံ၊ နိဗ္ဗာန်သို့
ရောက်စေတတ်သော၊ ပရိပဒဉ္စ၊ အကုသိုလ်လည်းကောင်း၊ အဝိက္ခိ၊ ကြား
တော်မူပြီ၊ ဒေသေသိ၊ ဟောပြီ၊ ပညပေသိ၊ သိစေပြီ၊ ပဋပေသိ၊ ထားပြီ၊ ဝိဝရိ၊
ဖွင့်ပြီ၊ ဝိတဇိ၊ ပေတန်ပြီ၊ ဥတ္တန္တိ၊ အာကာသိ၊ ပေါသည်ကိုပြုပြီ၊ ပကာသေ
သိ၊ ထင်ရှားပြုပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ ယောတေဓမ္မမဒေသေသိတိ
ပဒေသ၊ ယောတေဓမ္မမဒေသေသိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
သန္နိဋ္ဌိကမကာလိကန္တိ၊ သန္နိဋ္ဌိကမကာလိကံ ဟူသည်ကား၊ သန္နိဋ္ဌိကံ၊
မျက်မှောက်၌အကျိုးပေးတတ်သော၊ အကာလိကံ၊ ကာလအချားမရှိအကျိုး
ကိုပေးတတ်သော၊ ဇဟိပသိကံ၊ လာလှည့်ရှုလှည့် ဟုဆိုထိုက်သော၊
ဩပနေယိကံ၊ နိဗ္ဗာန်သို့ဆောင်တတ်သော၊ ဝိညူတံ၊ အရိယာပညာရှိတို့သည်
ပစ္စတ္တံ၊ အသီးအသီး၊ ဝေဒိတဗ္ဗံ၊ သိအပ်သောတရားကို၊ ဣတိဝေဝိ၊ ဤသို့
လည်း၊ သန္နိဋ္ဌိကမကာလိကန္တိ ပဒေသ၊ သန္နိဋ္ဌိကမကာလိကံဟူသောပုဒ်၏၊
အတ္ထော၊ အနက်တည်း၊ အထဝါ၊ တနည်းကား၊ ယော၊ အကြင်သူသည်၊
အရိယံ၊ မြတ်သော၊ အဋ္ဌာဝိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မပ္ပံ၊ မဂ်ကို၊
ဒိဋ္ဌဓမ္မေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌၊ ဘာဝေတိ၊ ပွားစေ၏၊ တဿ၊
ထိုသူအား၊ မဂ္ဂဿ၊ မဂ်၏၊ အနန္တရာသမနန္တရာ၊ အချားမဲ့၌၊ ဗယံ၊ ဖိုလ်သို့၊
အဝိဂစ္ဆတေဝ၊ ရောက်သလျှင်ကတည်း၊ ဝိန္နတိ၊ ရ၏၊ ပဋိထဘတိ၊ တထန်ရ
၏၊ ဣတိဝေဝိ၊ ဤသို့လည်း၊ သန္နိဋ္ဌိကမကာလိကန္တိ ပဒေသ၊ သန္နိကမကာလိ
ကံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မနုဿာ၊ လူတို့သည်၊ ကာလိကံ၊
ကာလအပိုင်းအခြားရှိသော၊ ခနံ၊ ဥစ္စာကို၊ ဒတွာ၊ ပေး၍၊ အန္တရာ၊ ပေးသည်
၏၊ အခြားမဲ့၌၊ နုလံဘန္တိ၊ မရတုန်းကလင်္၊ ပိုင်းခြားသောကာလကို၊ အာဂ

မေတ္တိယထောငံ ကုန်သကဲ့သို့၊ အယံ ဝေဗ္ဗော၊ ဤထေးပါးသော မဂ်တရားသည်
 နေဝအာဂမေတိ၊ ကာသအခါကိုမင်္ဂတတ်၊ ယော၊ အကြင်သူသည်၊ ဒိဗ္ဗေ
 ဝေဗ္ဗော၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌၊ အရိယံ၊ မြတ်သော၊ အဋ္ဌိပီကံ၊
 အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂံ၊ မဂ်ကို၊ ဘဒ္ဒဝေတိ၊ ပွားစေ၏၊ တဿ၊
 ထိုသူအား၊ မဂ္ဂဿ၊ မဂ်၏၊ အနန္တရာသမနန္တရာ၊ အချားမဲ့၌၊ ဖဿံ၊ ဖိုလ်သို့၊
 အဓိဂစ္ဆတေဝ၊ ရောက်သလျှင်ကတည်း၊ ဝိဒ္ဓတိ၊ ရ၏၊ ပရိယဘတိ၊ တောန်
 ရ၏၊ ပရတ္တံ၊ တပါးသော ကိုယ်၏အဖြစ်၌၊ နထဘတိ၊ မရ၊ ပရထောကော၊
 တမလွန်ထောက၌၊ နထဘတိ၊ မရ၊ ဝေံ၊ ဤသို့မျက်မှောက်သော ကိုယ်၏
 အဖြစ်၌သာလျှင်၊ အကာလိကံ၊ ကာလအခြားမဲ့၌ အကျိုးကိုပေးတတ်၏၊
 ဣတိ အယံ၊ ဤသည်လျှင်၊ သန္တိဋ္ဌိကမကာလိကန္တိ ပဒဿ၊ သန္တိဋ္ဌိကမကာ
 လိကံ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တဏှာက္ခယမနိတိကန္တိ ဧတ္ထ
 ပဒေ၊ တဏှာက္ခယမနိတိကံ ဟူသော ဤပုဒ်၌၊ တဏှာတိ၊ တဏှာဟူသည်
 ကား၊ ခူပတဏှာ၊ ခူပါရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ သဒ္ဓတ
 ဏှာ၊ သဒ္ဓါရုံ၌ တပ်တတ်သော တဏှာ လည်းကောင်း၊ (လ)၊ ဓမ္မတဏှာ၊
 ဓမ္မာရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ တဏှာက္ခယန္တိ၊ တဏှာက္ခ
 ယံဟူသည်ကား၊ တဏှာက္ခယံ၊ တဏှာ၏ကုန်ရာဖြစ်သော၊ ရာဂက္ခယံ၊ ရာဂ
 ၏ကုန်ရာဖြစ်သော၊ ဒေါသက္ခယံ၊ ဒေါသ၏ကုန်ရာဖြစ်သော၊ မောဟက္ခယံ၊
 မောဟ၏ကုန်ရာဖြစ်သော၊ ဂတိက္ခယံ၊ ဂတိ၏ကုန်ရာဖြစ်သော၊ ဥပပတ္တိက္ခ
 ယံ၊ ဖြစ်ခြင်း၏ကုန်ရာဖြစ်သော၊ ပဋိသန္တိက္ခယံ၊ ပဋိသန္ဓေ၏ကုန်ရာဖြစ်သော၊
 ဘဝက္ခယံ၊ ဘဝ၏ကုန်ရာဖြစ်သော၊ သံသာဓုက္ခယံ၊ သံသာဓု၏ကုန်ရာဖြစ်
 သော၊ ဝဇ္ဇက္ခယံ၊ ဝဋ်တရား၏ကုန်ရာဖြစ်သော၊ အနိတိကန္တိ ဧတ္ထပဒေ၊ အ
 နိတိကံ ဟူသော ဤပုဒ်၌၊ ကိလေသာစ၊ ကိလေသာတို့ကို လည်းကောင်း၊
 ခန္ဓာစ၊ ခန္ဓာတို့ကိုလည်းကောင်း၊ အဘိသင်္ခါရာစ၊ အဘိသင်္ခါရသုံးပါးတို့
 ကိုလည်းကောင်း၊ ဤတိ၊ ဤတိဟူ၍၊ ဝုစ္စတိ၊ ခဋိအပ်၏၊ ဤတိ၊ ကိလေသာ
 ကို၊ ပဟာနံ၊ ပယ်တတ်သော၊ ဤတိ၊ ကိလေသာကို၊ ဝူပသမံ၊ ငြိမ်းပေကတ်
 သော၊ ဤတိ၊ ကိလေသာကို၊ ပဋိနိဿာဂ္ဂံ၊ စွန့်တတ်သော၊ ဤတိ၊ ကိလေသာ
 ကို၊ ပရိပဿန္တံ၊ တဘန်ငြိမ်းစေတတ်သော၊ အမာတံ၊ သေခြင်းကင်းသော၊
 နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်စေတတ်သော၊ ဣတိ အယံ၊ ဤသည်လျှင်၊
 တဏှာက္ခယမနိတိ ကန္တိ ပဒဿ၊ တဏှာက္ခယမနိတိကံ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ယဿ၊ နတ္ထိဥပမာက္ခ ဝိတိ ဧတ္ထပဒေ၊ ယဿ၊ နတ္ထိ
 ဥပမာက္ခဝိဟူသော ဤပုဒ်၌၊ ယဿာတိ ယဿဟူသည်ကား၊ နိဗ္ဗာနဿ၊



နိဗ္ဗာန်အား၊ နတ္ထိဥပမာတိ၊ နတ္ထိဥပမာဟူသည်ကား၊ ဥပမာ၊ ဥပမာသည်၊
 နတ္ထိ၊ မရှိ၊ ဥပနိဝေဒနာ၊ နှိုင်းခိုင်းစရာအကြောင်းသည်၊ နတ္ထိ၊ မရှိ၊ သဒ္ဓိသံ၊
 တုသောတရားသည်၊ နတ္ထိ၊ မရှိ၊ ပဋိဘာဝေါ၊ တုသောအတို့သည်၊ နတ္ထိနသန္တိ
 မရှိကုန်၊ နသံဝိဇ္ဇန္တိ၊ ကောင်းစွာမရှိကုန်၊ နုပလ္လန္တန္တိ၊ မရအပ်ကုန်၊ ကွစိတိ၊
 ကွစိဟူသည်ကား၊ အဇ္ဈတ္တဝါ၊ အတွင်း၌ ထည်းကောင်း၊ ဗဟိဒ္ဓါဝါ၊ အပ၌
 ထည်းကောင်း၊ အဇ္ဈတ္တ ဗဟိဒ္ဓါဝါ၊ အတွင်း အပ၌ ထည်းကောင်း၊
 ကွစိကိဋ္ဌိကတ္တမိ၊ တရုတရသောအရပ်၌၊ ဣတိအယံ၊ ဤသည်လျှင်၊
 ယဿနတ္ထိဥပမာကွစိတိပဒဿ၊ ယဿနတ္ထိဥပမာကွစိ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ သောပြောဟူတော့၊ ထိုဗာဝရီ
 ပုဏ္ဏားသည်၊ ယောတေဓမ္မ မဒေသေသိသန္တိဋ္ဌိ ကမကာလိကံတဏှာက္ခယ
 မနိတိကံ ယဿနတ္ထိဥပမာကွစိတိ၊ ယောတေဓမ္မမဒေသေသိ သန္တိဋ္ဌိကမ
 ကာလိကံ တဏှာက္ခယမနိတိကံ ယဿနတ္ထိ ဥပမာကွစိဟူ၍၊ အာဟ၊
 ဆိုပြီး ။

ပြောဟူ၏ဗာဝရီပုဏ္ဏား၊ ဘုရိပညာဏာ၊ မြေကြီးကဲ့သို့ ပြန့်သောပညာ
 ဖြင့်ထင်ရှားသော၊ တဏှာဝေါတမာ၊ ထိုဂေါတမမြတ်စွာတရားမှ၊ ဘုရိမေ
 သော၊ မြေကြီးနှင့်တူသော ပညာရှိသော၊ တဏှာဝေါတမာ၊ ထိုဂေါတမ
 မြတ်စွာတရားမှ၊ မုဟုတ္တမပိ၊ တမဟုတ် မျှလည်း၊ အဟံ၊ ငါသည်၊ နဝိပ္ပ
 ဝဿမိ၊ ကင်း၍မနေ၊ နာဟံတဏှာဝိပ္ပ ဝဿမိတိ၊ နာဟံတဏှာ ဝိပ္ပဝဿမိ
 ဟူသည်ကား၊ အဟံ၊ ငါသည်၊ ဗုဒ္ဓဏှာ၊ တရားမှ၊ နဝိပ္ပဝဿမိ၊ ကင်း၍မနေ၊
 နအပေမိ၊ မဖဲ၊ နအပဂစ္ဆာမိ၊ ဖဲ၍မသွား၊ ဝိနာ၊ ကင်းသည်၊ နဟောမိ၊ မဖြစ်၊
 ဣတိအယံ၊ ဤသည်လျှင်၊ နာဟံတဏှာဝိပ္ပဝဿမိတိပဒဿ၊ နာဟံတဏှာဝိပ္ပ
 ဝဿမိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မုဟုတ္တမပိ၊ ပြောဟူဏာတိ၊ မု
 ဟုတ္တမပိပြောဟူဏာဟူသည်ကား၊ မုဟုတ္တံ၊ တမဟုတ်မျှလည်း၊ ခဏံပိ၊ ခဏ
 မျှလည်း၊ ထယံပိ၊ တထယမျှလည်း၊ ဝယံပိ၊ မုဟုတ်ခဏလှဟု အရမျှလည်း၊
 အဒ္ဓံပိ၊ အခိုက်အတန့်မျှလည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ မုဟုတ္တမပိပြောဟူ
 ဏာတိပဒဿ၊ မုဟုတ္တမပိပြောဟူဏာ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်
 တည်း၊ ဂေါတမာ ဘုရိပညာဏာတိ၊ ဂေါတမာဘုရိပညာဏာ ဟူသည်
 ကား၊ ဘုရိပညာဏာ၊ မြေကြီးကဲ့သို့ပြန့်သောပညာရှိထသော၊ ဥာဏပညာ
 ဏာ၊ ဥာဏံတည်းဟူသောတံခွန်ဖြင့်အလွန်ထင်ရှားထသော၊ ပညာဓဇာ၊
 ပညာတည်းဟူသော ပိုက်ထူအပ်သောတံခွန်ရှိထသော၊ ပညာကေတုဌာ၊
 ပညာတည်းဟူသော ရှေးသွား ဌာန်ကင်းရှိထသော၊ ပညာပိပ တေယျဌာ၊

ပညာထူးဟူသောကြီး အကဲအစိုးရခြင်းအပိပတ်ရှိတတ်သော၊ ပိစယဗ
လုသာ၊ များစွာရွေးချယ် စုံစမ်းတတ်သော ပညာရှိထသော၊ ပိစယဗဟု
ထာ၊ သစ္စာထေးပါးကိုအထူးသဖြင့်ရွေးချယ်တတ်သော ပညာရှိထသော၊
ဩက္ခာယန ဗဟုသာ၊ များသော ကြည့်ရှုခြင်း ရှိထသော၊ သမောက္ခာယ ဗ
ဟုသာ၊ များသော ရှာဖွေခြင်းရှိထသော၊ ဝိဘုတဝိဟာရိဌာ၊ ထင်ရှားသော
နေရာရှိထသော၊ တစ္စရိတာ၊ ပညာကိုစွဲ၍များစွာထွေကျက်ခြင်းရှိထသော၊
တဗ္ဗဟုသာ၊ ထိုပညာကို များစွာပွားစေထသော၊ တပ္ပရုကာ၊ ထိုပညာကို
အထူးအမြတ်ပြုထသော၊ တံနိန္ဒာ၊ ထိုပညာကိုညွတ်၍နေထသော၊ တပွေ
တာ၊ ထိုပညာ၌ ဝှမ်းသည်ဖြစ်၍နေထသော၊ တပ္ပန္တာရာ၊ ထိုပညာ၌ရှင်း
သည်ဖြစ်၍နေထသော၊ တဒမိမုတ္တာ၊ ထိုပညာ၌သက်ဝင်သည်ဖြစ်၍နေထ
သော၊ တဒါပိပတေယျဌာ၊ ထိုပညာကို အကြီးအကဲပြု၍နေထသော၊ ဂေါတ
မံ၊ ဂေါတမအနွယ်ဖြစ်သော မြတ်စွာဘုရားမှ၊ ဣတိအယံ၊ ဤသည်လျှင်၊
ဂေါတမဘုရိပညာတာကိပဒဿ၊ ဂေါတမဘုရိပညာထာ ဟူသောပုဒ်
၏အနတ္ထာ၊ အနက်တည်း၊ ဂေါတမ ဘုရိမေဓသာတိတ္ထေပဒေ၊ ဂေါတမ
ဘုရိမေဓသာဟူသောဤပုဒ်၌၊ ပထဝီ၊ မြေကြီးကို၊ ဘုရိ၊ ဘုရိဟူ၍၊ ဝုစ္စတိ၊
ဆိုအပ်၏၊ ပထဝီသမာယ၊ မြေကြီးနှင့်တူသော၊ ဝိပုဿ၊ များသော၊ ဝိတ္ထတာ
ယ၊ ပြန်သော၊ တာယပညာယ၊ ထိုပညာနှင့်၊ သမန္နာဂတော၊ ပြည့်စုံတော်
မူ၏၊ ပညာ၊ ပညာကို၊ မေဓော၊ မေဓောဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယာပညာ၊ အ
ကြင်အပြားအားဖြင့်သိတတ်သော ပညာထည်းကောင်း၊ ပဇာနနာ၊ အကြင်
အရာအားဖြင့်သိတတ်သောပညာထည်းကောင်း၊ (ပ)၊ အမောဟော၊ မတွေ
ဝေတတ်သော ပညာထည်းကောင်း၊ ဓမ္မဝိစယော၊ သစ္စာထေးပါးကို ရွေး
ချယ်တတ်သော၊ ပညာထည်းကောင်း၊ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်တတ်
သောပညာထည်းကောင်း၊ တဂေါ၊ မြတ်စွာဘုရားသည်၊ မေဓာယ၊ မေဓဟု
ဆိုအပ်သော၊ ဣမာယာပညာယ၊ ဤပညာနှင့်၊ ဥပေတော၊ ပြည့်စုံတော်မူ၏၊
သမုပေတော၊ ကောင်းစွာ ပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍တည်း၏၊ သမုပါ
ဂတော၊ ကောင်းစွာကပ်၍တည်း၏၊ ဥပပန္နာမကင်းသည်ဖြစ်၏၊ သမ္ပန္နော၊
သမ္ပယုတ်ဖြစ်၏၊ သမန္နာဂတော၊ ပြည့်စုံခြင်းသို့ ရောက်၏၊ တသ္မာ၊ ထို
ကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သုမေဓော၊ ကောင်းသော ပညာရှိ
တော်မူ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂေါတမဘုရိမေဓသာတိပဒဿ၊ ဂေါ
တမဘုရိမေဓသာ ဟူသောပုဒ်၏၊ အနတ္ထာ၊ အနက်တည်း၊ ထေရောဂိဝိ
ယော၊ ပိဝိသမထေရ်သည်၊ နာဟံတဌာဝိပ္ပာသာမိမုဟုတ္တမပိ ပြာဟူတာ



ဂေါတမာဘူရိပညာဏာဂေါတမါဘူရိမေသောတိ၊ နာဟံတဗျာဓိဝသောပိ
ဗုဒ္ဓတ္ထမပိဗြာဟ္မဏာဂေါတမာဘူရိပညာဏာဂေါတမာဘူရိမေသောဟုန္တိ၊
အာဟ၊ ဆိုပြီ။

ဗြာဟ္မဏ၊ ဗာဝရိပုတ္တေား၊ ယော၊ အကြင်ဂေါတမ အမည်တော်ရှိသော
မြတ်စွာဘုရားသည်၊ မေ၊ ငါ့ဝိဂီယမထေရ်အား၊ သန္တိဗြိကံ၊ မျက်မှောက်၌
အကျိုးကိုပေးတတ်သော၊ အကာလိကံ၊ ကာလမခြားအကျိုးပေးတတ်သော
တဏှာက္ခယံ၊ တဏှာကိုကုန်စေတတ်သော၊ အနိတိကံ၊ ကိလေသာကိုကင်း
စေတတ်သော၊ ဓမ္မံ၊ တရားကို၊ အဒေသေထိ၊ ဟောတော်မူပြီး ယံသာ၊ အ
ကြင်နိဗ္ဗာန်အား၊ ဥပမာ၊ နှိုင်းခိုင်းစရာဥပမာသည်၊ ကွစိနတ္ထိ၊ အဘယ်မှာရှိနိုင်
အံ့နည်း၊ ဣတိ၊ ဤသို့၊ ဝိဂီယော၊ ဝိဂီယမထေရ်သည်၊ ဗာဝရိ၊ ဗာဝရိပုတ္တေား
ကို၊ အာဟ၊ ဆိုပြီ။ ယောမေဓမ္မမဒေသေ သီတိတ္ထေပဒေ၊ ယောမေဓမ္မ
မဒေသေသီဟူသောဤပုဒ်၌၊ ယောတိ၊ ယောဟူသည်ကား၊ ယောသောဘဂ
ဝါ၊ အကြင်မြတ်စွာဘုရားသည်၊ သယံဘူ၊ ကိုယ်တော်အလိုလို ဖြစ်တော်မူ
၏၊ အနာစရိယကော၊ ဆရာမရှိတဲ့၊ ပုဗ္ဗေ၊ ရှေး၌၊ အနန္တသုတေသု၊ မကြားဘူး
ကုန်သော၊ ဓမ္မသု၊ တရားတို့၌၊ သာဝံ၊ ကိုယ်တိုင်၊ သစ္စာနိ၊ သစ္စာလေးပါးတို့
ကို၊ အဘိသမ္ပန္တိ၊ အလွန်ထိုးထွင်း၍သိတော်မူပြီး၊ တတ္ထ၊ ထိုသစ္စာလေးပါး
တို့၌လည်း၊ သဗ္ဗညုတံ၊ အလုံးစုံအကြွင်းမရှိသောအဖြစ်သို့၊ ပတ္တော၊ ရောက်
တော်မူ၏၊ ဗုဒ္ဓေသုစ၊ ဖိုလ်တို့၌လည်း၊ ဝသိဘာဝံ၊ ရေလွှာသောသောအဖြစ်သို့၊
ပတ္တော၊ ရောက်တော်မူ၏၊ ဓမ္မမဒေသေသီတိတ္ထေပဒေ၊ ဓမ္မမဒေသေသီဟူ
သောဤပုဒ်၏၊ ဓမ္မန္တိ၊ ဓမ္မဟူသည်ကား၊ အဝိကဏ္ဍိတံ၊ အစစ်ကောင်းခြင်း
နှင့်ပြည့်စုံသော၊ (လ)၊ ပရိယောသာနကသျှာတံ၊ အဆုံး၏ ကောင်းခြင်းနှင့်
ပြည့်စုံသော၊ သာတ္ထံ၊ အနက်နှင့်ပြည့်စုံသော၊ သဗ္ဗုန္တံ၊ သဒ္ဓါနှင့်ပြည့်စုံသော
ပရိယတ္တိဓမ္မကို၊ ကေဝလပရိပုတ္တံ၊ ထက်ပန်းကျင်ပြည့်စုံသော၊ ပရိသုဒ္ဓံ၊
စင်ကြယ်သော၊ ဗြာဟ္မစရိယံ၊ မြတ်သော အကျင့်တရားကို၊ စတ္တာရောသတိ
ဗဒ္ဓာနေ၊ လေးပါးကုန်သော သတိပဋ္ဌာန်တို့ကို၊ စတ္တာရောသမ္ပပ္ပာနေ၊ လေး
ပါးကုန်သောသမ္ပပ္ပာန်တို့ကို၊ စတ္တာရောဇ္ဈဒ္ဓိပါဒေ၊ လေးပါးကုန်သောဇ္ဈဒ္ဓိ
ပါဒ်တို့ကို၊ ပဋိန္ဒြိယာနိ၊ ငါးပါးကုန်သောဇ္ဈဒ္ဓိတို့ကို၊ ပဗ္ဗဗလာနိ၊ ငါးပါးကုန်
သောဗိုလ်တို့ကို၊ သတ္တဗောဇ္ဈင်္ဂီ၊ ရုနစ်ပါးကုန်သောဗောဇ္ဈင်တို့ကို၊ အရိယံ၊
မြတ်သော၊ အဋ္ဌကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော၊ မဂ္ဂံ၊ မဂ်ကို၊ နိဗ္ဗာနဉ္စ၊ နိ
ဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာနဂါမ်နိံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊ ပ
ရိပဒဉ္စ၊ အကျင့်ကို လည်းကောင်း၊ အာစိက္ခိ၊ ကြားပြီး၊ ဒေသေထိ၊ ဟောပြီး၊

ပညာပေသိ၊ သိစေပြီ၊ ပဋ္ဌပေသိ၊ ထားပြီ၊ ဝိဝေဒိ၊ ဖွင့်ပြီ၊ ဝိဘဇိ၊ ဝေဘန်ပြီ၊ ဥတ္တိနိ၊
 အကာသိ၊ ပေါ်သည်ကိုပြုပြီ၊ ပကာသေသိ၊ ထင်ရှားပြုပြီ၊ ဣတိအယံ၊ ဤသည်
 သည်လျှင်၊ ယောမေဓမ္မမဒေသေဝိတိပဒဿ၊ ယောမေဓမ္မမဒေသေသိဟူ
 သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ သန္တိဋ္ဌိကမကာလိကန္တိ၊ သန္တိကမကာ
 လိကံဟူသည်ကား၊ သန္တိဋ္ဌိကံ၊ မျက်မှောက်၌အကျိုးကို ပေးတတ်သော၊ အ
 ကာလိကံ၊ ကာလအခြားမရှိအကျိုးကို ပေးတတ်သော၊ ဧဟိပဝါကံ၊ ထာ
 လှည့်ရှုလှည့် ဟုဆိုခြင်းငှါ ထိုက်သော၊ ဩပနေယိကံ၊ နိဗ္ဗာန်သို့ဆောင်
 တတ်သော၊ ဝိညူဟိ၊ အရိယာပညာရှိတို့သည်၊ ဝစ္စတ္တံ၊ အသီးအသီးဝေဒိတ
 ဗ္ဗံ၊ သိအပ်သောတရားကို၊ ဣတိဧဝံ၊ ဤသို့၊ သန္တိဋ္ဌိကမကာလိကန္တိ၊ ပဒဿ၊
 သန္တိဋ္ဌိကမကာလိကံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ အထဝါ၊ သ
 နှစ်ကား၊ ယော၊ အကြင်သူသည်၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏အ
 ဖြစ်၌၊ အရိယံ၊ မြတ်သော၊ အဋ္ဌဂီကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂံ၊ မင်္ဂကို၊
 ဘာဝေတိ၊ ပွားစေ၏၊ တဿ၊ ထိုသူအား၊ မဂ္ဂဿ၊ မင်္ဂ၏၊ အနန္တရာသမန္တ
 ရာ၊ အခြားမဲ့၌၊ ပလံ၊ ဖိုလ်သို့၊ အဓိဂစ္ဆတော၊ ရောက်သလျှင် ကတည်း၊ ဝိန္ဒတိ
 ရ၏၊ ပရိသဘတိ၊ တတန်ရ၏၊ ဣတိဧဝံ၊ ဤသို့လည်း၊ သန္တိဋ္ဌိကမကာလိ
 ကန္တိ၊ ပဒဿ၊ သန္တိဋ္ဌိကမကာလိကံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊
 မနုဿာ၊ လူတို့သည်၊ ကာလိကံ၊ ကာလအပိုင်းအခြားရှိသော၊ ခနံ၊ ဥစ္စာကို၊
 ဒတ္တာ၊ ပေး၍၊ အနန္တရာ၊ ပေးသည်၏အခြားမဲ့၌၊ နယတ္တန္တိ၊ မအောင်ထုန်၊
 ကာလံ ပိုင်းခြားသောအခါကို၊ အာဂမေန္တိယထာ၊ ငံ့ထုန်သကဲ့သို့၊ အယံ
 ဓမ္မော၊ ဤတရားသည်၊ နေဝ အာဂပေတိ၊ ပိုင်းခြားသော အခါကာလကိုမံ၊
 ယော၊ အကြင်သူသည်၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌၊
 အရိယံ၊ မြတ်သော၊ အဋ္ဌဂီကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂံ၊ မင်္ဂကို၊
 ဘာဝေတိ၊ ပွားစေ၏၊ တဿ၊ ထိုသူအား၊ မဂ္ဂဿ၊ မင်္ဂ၏၊ အနန္တရာ သမန္တ
 ရာ၊ အခြားမဲ့၌၊ ပလံ ဖိုလ်သို့၊ အဓိဂစ္ဆတော၊ ရောက်သလျှင် ကတည်း၊
 ဝိန္ဒတိ၊ ရ၏၊ ပရိသဘတိ၊ တတန်ရ၏၊ ပရတ္တံ၊ တပါးသောကိုယ်၏အဖြစ်၌၊
 နယဘတိ၊ မရ၊ ပရသောကေ၊ တမလွန်တစွံ၊ နယဘတိ၊ မရ၊ ဧဝံ၊ ဤမျက်
 မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ အကာလိကံ၊ ကာလအခြားမရှိ
 အကျိုးကိုပေးတတ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သန္တိဋ္ဌိကမကာလိကန္တိ
 ပဒဿ၊ သန္တိဋ္ဌိကမကာလိကံဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ တဏှာ
 ကွယမနိတိကန္တိ ဧတ္ထပဒေ၊ တဏှာကွယမနိတိကံဟူသောဤပုန်၌၊ တဏှာ
 တိ၊ တဏှာဟူသည်ကား၊ ခူပတဏှာ၊ ခူပါရုံ၌တပ်တတ်သော တဏှာ

လည်းကောင်း၊ သဒ္ဓါတဏှာ၊ သဒ္ဓါရုံ၌ တင်တတ်သော တဏှာ လည်း
 ကောင်း၊ (လ)၊ ဓမ္မဘဏှာ၊ ဓမ္မာရုံ၌ တင်တတ်သော တဏှာလည်းကောင်း၊
 တံဏှာက္ခယန္တိ၊ တဏှာက္ခယံဟူသည့်ကား၊ တဏှာက္ခယံ၊ တဏှာ၏ကုန်
 ရာဖြစ်သော၊ ရာဂက္ခယံ၊ ရာဂ၏ကုန်ရာဖြစ်သော၊ ဒေါသက္ခယံ၊ ဒေါသ၏
 ကုန်ရာဖြစ်သော၊ မောဟက္ခယံ၊ မောဟ၏ကုန်ရာဖြစ်သော၊ ဂတိက္ခယံ၊
 ဂတိ၏ကုန်ရာဖြစ်သော၊ ဥပပတ္တိက္ခယံ၊ ဖြစ်ခြင်း၏ ကုန်ရာဖြစ်သော၊ ဝဋ်
 သန္တိက္ခယံ၊ ဝဋ်သန္တေ၏ကုန်ရာဖြစ်သော၊ ဘဝက္ခယံ၊ ဘဝ၏ကုန်ရာဖြစ်
 သော၊ သံသာရက္ခယံ၊ သံသာရ၏ကုန်ရာဖြစ်သော၊ ဝဋ္ဋက္ခယံ၊ ဝဋ်တံရား၏
 ကုန်ရာဖြစ်သော၊ အနိတိကန္တိ ဧတ္ထပဒေ၊ အနိတိကံဟူသော၌ ပုဒ်၌၊ ကိလေ
 သာစ၊ ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာစ၊ ခန္ဓာတို့ကို လည်းကောင်း၊
 အဘိသင်္ခါရာစ၊ အဘိသင်္ခါရတို့ကိုလည်းကောင်း၊ ဤတိ၊ ဤတိဟူ၍၊
 ဝုတ္တဘိ၊ ဆိုအပ်၏၊ ဤတိ၊ ကိလေသာတို့၊ ပဟာနံ၊ ပတ်တတ်သော၊ ဤတိ၊
 ကိလေသာကို၊ ဝူပသုခံ၊ ငြိမ်းစေတတ်သော၊ ဤတိ၊ ကိလေသာကို၊ ပဋိနိ
 သာဝ္ဂံ၊ စွန့်တတ်သော၊ ဤတိ၊ ကိလေသာကို၊ ပဋိပဿဒ္ဓံ၊ တာဘန်ငြိမ်းစေ
 တတ်သော၊ အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ တဏှာမှထွက်မြောက်
 စေတတ်သော၊ ဣတိအယံ၊ ဤသည်လျှင်၊ တဏှာက္ခယမနိကန္တိ ပဒေ၊
 တဏှာက္ခယမနိတိကံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ယဿနုတ္တိ
 ဥပမာက္ခပိတိတ္ထပဒေ၊ ယဿနုတ္တိဥပမာက္ခပိဟူသော၌ ပုဒ်၌၊ ယဿာတိ
 ယဿဟူသည့်ကား၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်အား၊ နုတ္တိဥပမာတိ၊ နုတ္တိဥပမာဟူ
 သည့်ကား၊ ဥပမာ၊ ဥပမာသည်၊ နုတ္တိ၊ မရှိ၊ ဥပနိဓာနာ၊ နှိုင်းခိုင်းစရာအ
 ကြောင်းသည်၊ နုတ္တိ၊ မရှိ၊ သဒိသံ၊ တူသောတရားသည်၊ နုတ္တိ၊ မရှိ၊ ပဋိတာဂေါ
 တူသောအတို့ သည်၊ နုတ္တိနုသန္တိ၊ မရှိ၊ နုသံဝိဇ္ဇန္တိ၊ ကောင်းစွာမရှိ၊ နုပထမ္ဘတိ
 မရအပ်၊ ကွစိတိ၊ ကွစိဟူသည့်ကား၊ အဇ္ဈတ္တံ၊ အတွင်း၌လည်းကောင်း၊
 ဗဟိဒ္ဓါဝါ၊ အပ၌လည်းကောင်း၊ အဇ္ဈတ္တဗဟိဒ္ဓါဝါ၊ အတွင်းအပ၌လည်း
 ကောင်း၊ ကွစိကိရိပိကတ္တပိ၊ တရံဘရသောအရပ်၌၊ ဣတိအယံ၊ ဤသည်
 လျှင်၊ ယဿနုတ္တိဥပမာက္ခပိတိပဒေ၊ ယဿနုတ္တိဥပမာက္ခပိဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ထေရောပိဝိယော၊ ပိဝိယ
 မထေရ် သည်၊ ယောမောဓမ္မမဒေသေထိသန္တိန္ဒြိကမကာလိကံတဏှာက္ခယ
 မနိတိကံယဿ နုတ္တိဥပမာက္ခပိတိ၊ ယောမောဓမ္မမဒေသေထိ သန္တိန္ဒြိကမ
 ကာလိကံတဏှာက္ခယ မနိတိကံယဿ နုတ္တိဥပမာက္ခပိဟူ၍၊ အာဟ၊ ဆို
 ပြီ၊ ပြောဟူ၍၊ ဗာဇဇိပုတ္တော၊ အဟံ၊ ငါသည်၊ ရတ္တိ၊ မိဝံ၊ နေ့ညဉ့်ပတ်ထုံး၊



အပ္ပမတ္တော၊ မမေမထေရာသည်ဖြစ်၍၊ စက္ခုနာဝ၊ မျက်စိဖြင့်မြင်သကဲ့သို့၊
မနဿာစိတ်ဖြင့်၊ နဝေတမိ၊ ထိုမြတ်စွာဘုရားကို၊ ပဿာမိ၊ ရှုမြင်၏၊ နမဿ
မာနေဝ၊ ရှိခိုးသည်ဖြစ်၍ သာယျင်၊ ရတ္ထိ၊ နေ့ညဉ့်ကို၊ ဝိဝေသမိ၊ လွန်စေ၏၊
ဟေနေဝ၊ ထိုကြောင့်သာလျှင်၊ အဝိပ္ပဝါသံ၊ ကင်း၍မနေဟူ၍၊ မညာမိ၊
အောက်မေ့၏၊ ပဿာမိနံမနဿာစက္ခုနာဝါတိ၊ ပဿာမိနံမနဿာစက္ခု
နာဝဟူသည်ကား၊ စက္ခုမာ၊ မျက်စိအမြင်ရှိသော၊ ပုရိသော၊ ယောက်ျား
သည်၊ အာထောကော၊ ဟင်းသင်းအပြင်၌၊ ဂ္ဂမဂတာနိ၊ တည်သောဂ္ဂပါရုံ
တို့ကို၊ ပသောယျယထာ၊ မြင်သကဲ့သို့၊ ဒက္ခေယျယထာ၊ ထင်သကဲ့သို့၊ ဩ
ထောဇာယျယထာ၊ ကြည့်သကဲ့သို့၊ နိဇ္ဈာပေယျယထာ၊ ရှုသကဲ့သို့၊ ဥပပရိ
က္ခေယျယထာ၊ ရှုဆင်မြင်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ အဟံ၊ ငါ
သည်၊ ဘာဝဇန္တံ၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ မနဿာစိတ်
ဖြင့်၊ ပဿာမိ၊ မြင်၏၊ ဒက္ခာမိ၊ ထင်၏၊ ဩထောကေမိ၊ ကြည့်၏၊ နိဇ္ဈာယာ
မိ၊ ရှု၏၊ ဥပပရိက္ခာမိ၊ ဆင်မြင်၏၊ ဣတိအဟံ၊ ဤသည်လျှင်၊ ပဿာမိနံ
မနဿာ စက္ခုနာဝါတိပဒသ၊ ပဿာမိနံမနဿာစက္ခုနာဝဟူသော ပုဂ္ဂိုလ်
အတ္ထော၊ အနက်တည်း၊ ရတ္ထိံဒိဝံဗြာဟ္မဏအပ္ပမတ္တောတိ၊ ရတ္ထိံဒိဝံဗြာဟ္မ
ဏအပ္ပမတ္တောဟူသည်ကား၊ ရတ္ထိံစ၊ ညည့်ပတ်လုံးလည်းကောင်း၊ ဒိဝါစ၊
နေ့ပတ်လုံးလည်းကောင်း၊ ဗုဒ္ဓါနုဿတိံ၊ ဘုရား၌အတန်တလဲလဲအောက်
မေ့ခြင်းသတိကို၊ ဘာဝဇန္တံ၊ ပွားစေထွက်၊ အပ္ပမတ္တော၊ မမေမထေရာသည်
ဖြစ်၍၊ ဣတိအဟံ၊ ဤသည်လျှင်၊ ရတ္ထိံဒိဝံဗြာဟ္မဏအပ္ပမတ္တောတိပဒသ၊
ရတ္ထိံဒိဝံဗြာဟ္မဏ အပ္ပမတ္တောဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ နမ
ဿမာနောဝိဝေသမိရတ္ထိန္တိတ္ထေပဒေ၊ နမဿမာနောဝိဝေသမိ ရတ္ထိံဟူ
သောဤပုဂ္ဂိုလ်၊ နမဿမာနောတိ၊ နမဿမာနော ဟူသည်ကား၊ ကာယေ
နဝါ၊ ကိုယ်ဖြင့်မူထည်း၊ နမဿမာနေော၊ ရှိခိုးသည်ဖြစ်၍သာလျှင်၊ ဝါတယ
ဝါ၊ နှုတ်ဖြင့်မူထည်း၊ နမဿမာနေော၊ ရှိခိုးသည်ဖြစ်၍သာလျှင်၊ စိတ္တေနဝါ၊
စိတ်ဖြင့်မူထည်း၊ နမဿမာနေော၊ ရှိခိုးသည်ဖြစ်၍သာလျှင်၊ အန္တတ္ထပဒိုပတ္တိ
ယာဝါ၊ အကျိုးသို့အစဉ်လိုက်သော အကျင့်ဖြင့်မူထည်း၊ နမဿမာနေော၊
ရှိခိုးသည်ဖြစ်၍သာလျှင်၊ ဓမ္မာနုဓမ္မပဒိုပတ္တိယာဝါ၊ လောကုတ္တရာတရား
နှင့်လျော်သောအကျင့်ဖြင့်မူထည်း၊ နမဿမာနေော၊ ရှိခိုးသည်ဖြစ်၍၊ သက္ကာ
ရမာနေော၊ အရိုအသေပြု၍၊ ဂဇုကာရမာနေော၊ အထေးအမြတ်ပြု၍၊ မာနယ
မာနေော၊ မြတ်ခိုးသည်ဖြစ်၍၊ ပူဇယမာနေော၊ ပူဇော်သည်ဖြစ်၍၊ ရတ္ထိံဒိဝံ၊
ညည့်နေကို၊ ဝိဝေသမိအတိနာမေမိ၊ ထွန်စေ၏၊ အတိက္ကမေမိ၊ အထူးသ

ဖြင့်လွန်စေ၏။ ဣတိအယံ၊ ဤသည်လျှင်၊ နမဿမာနောဝိဝသေမိရတ္တိန္တိ
 ပဒဿ၊ နမဿမာနောဝိဝသေမိရတ္တိ ပုသောဝုန်၏။ အတ္ထော၊ အနက်
 တည်း။ တေနေဝမညာမိအဝိပ္ပဝါသန္တိ၊ တေနေဝ မညာမိအဝိပ္ပဝါသံဟု
 သည်ကား၊ တာယဗုဒ္ဓါနုဿတိယာ၊ ထိုဘုရား၌အဘန်တလဲလဲအောက်မေ့
 ခြင်းသဘိကို၊ ဘာဝေန္တော၊ ပွားစေသောကြောင့်၊ အဝိပ္ပဝါသောတိ၊ ကင်း
 ရှိမနေဟု၊ တံ၊ ထိုသို့နေခြင်းကို၊ မညာမိ၊ အောက်မေ့၏။ အဝိပ္ပဝုဋ္ဌေတိ၊ မ
 ကင်းသော နေခြင်းဟူ၍၊ တံ၊ ထိုသို့ နေခြင်းကို၊ မညာမိ၊ အောက်မေ့၏။
 ဇာနာမိ၊ သိ၏။ ဧဝံ၊ ဤသို့မကင်းသောနေခြင်းကို၊ ဇာနာမိ၊ သိ၏။ ဧဝံအာဇာ
 မိ၊ ဤသို့ပြုသောအားဖြင့်သိ၏။ ဧဝံဝိဇာနာမိ၊ ဤသို့အထူးသဖြင့်သိ၏။ ဧဝံ
 ပဋိဝိဇာနာမိ၊ ဤသို့ဘာဝန်အထူးသဖြင့်သိ၏။ ဧဝံပဋိဝိဇ္ဈာမိ၊ ဤသို့ထိုးထွင်း
 သဖြင့်သိ၏။ ဣတိအယံ၊ ဤသည်လျှင်၊ တေနေဝမညာမိအဝိပ္ပဝါသန္တိ ပဒ
 ဿ၊ တေနေဝမညာမိအဝိပ္ပဝါသံဟုသောဝုန်၏။ အတ္ထော၊ အနက်တည်း။
 တေန၊ ထိုကြောင့်၊ တေဇောဝိဝိယော၊ ဝိဝိယမတေဂ်သည်။ ပဿာမိနံမန
 သာစက္ခုနာဝရတ္တိန္တိ ခိံ ဗြာဟ္မဏအပ္ပမတ္တော၊ နမဿမာနောဝိဝ သေမိ
 ရတ္တိ၊ တေနေဝမညာမိအဝိပ္ပဝါသန္တိ၊ ပာသာမိနံမနသာ စက္ခုနာဝ၊ ရတ္တိ
 ခိံဗြာဟ္မဏ အပ္ပမတ္တော၊ နမဿမာနောဝိဝ သေမိရတ္တိ၊ တေနေဝမညာ
 မိအဝိပ္ပဝါသံဟူ၍၊ အာ ဘ၊ ဆိုပြီ။ ။



မေ၊ ငါ၏၊ သဒ္ဓါစ၊ သဒ္ဓါခြင်းသည်လည်းကောင်း၊ ဝီရိယ၊ နှစ်သက်ခြင်းသည်
 လည်းကောင်း၊ မနောစ၊ သိခြင်းသည် လည်းကောင်း၊ သတိစ၊ အောက်မေ့
 ခြင်းသည်လည်းကောင်း၊ ဂေါတမဿသနဌ၊ ဂေါတမမြတ်စွာဘုရား၏သာ
 သနာတော်မှ၊ နာဝေတိ၊ မကင်း၊ ယံယံခိသံ၊ အကြင်အကြင်အရပ်သို့၊ ဘုရိ
 ပညော၊ မြေကြီးအထူးနှင့်ဘုရားသာမညာရှိတော်မူသောမြတ်စွာဘုရားသည်
 ဝဇတိ၊ ကြွသွား၏။ သောအဟံ၊ ထိုဝါသည်၊ တေနေဝ၊ ထိုဘုရားရှိရာအရပ်
 သို့မျက်နှာပြုသဖြင့်သာလျှင်၊ နတော၊ ညွတ်သည်၊ တေန၊ ထိုကြောင့်၊ အတ္ထိ၊
 ဖြစ်၏။ သဒ္ဓါစဝီရိယမနော သတိစာတိတ္ထဝဒေ၊ သဒ္ဓါစဝီရိယမနောသတိစ
 ဟူသောဤဝုန်၌၊ သဒ္ဓါတိ၊ သဒ္ဓါဟူသည်ကား၊ တာဝဝန္တံ၊ မြတ်စွာဘုရားကို၊
 အာရက္ခအာရုံပြု၍၊ ယာစသဒ္ဓါအကြင်သဒ္ဓါခြင်း လည်းကောင်း၊ သဒ္ဓဟ
 နာ၊ ယုံကြည်သောအခြင်းအရာလည်းကောင်း၊ ဩကပ္ပနာ၊ အထူးကြံသော
 အခြင်းအရာ လည်းကောင်း၊ အဘိပ္ပသာဒေါ၊ အလွန်ကြည်ညိုခြင်းလည်း
 ကောင်း၊ သဒ္ဓါ၊ သဒ္ဓါဟူသော ဥစ္စာလည်းကောင်း၊ သဒ္ဓိန္ဒြိယံ၊ သဒ္ဓါဟူသော
 ဣန္ဒြိယလည်းကောင်း၊ သဒ္ဓါဗလံ၊ သဒ္ဓါဟူသော ဗိုလ်လည်းကောင်း၊ (ဇ)။

ဝိတိတိ၊ ဝိတိဟူသည်ကား။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အာရတ္တ၊ အာရုံပြု
 ၍၊ ယာဝိတိ၊ အကြင်မျိုးခြင်း၊ လည်းကောင်း။ ပါမုန္တံ၊ ဝမ်းမြောက်သောအ
 ဖြစ်လည်းကောင်း။ မောဒနာ၊ ဝမ်းမြောက်သောအခြင်းအရာလည်းကောင်း။
 အာမောဒနာ၊ လွန်စွာဝမ်းမြောက်ဘက်သော အခြင်းအရာလည်းကောင်း။
 ပမောဒနာ၊ လွန်စွာညီညွတ်သော အခြင်းအရာလည်းကောင်း။ ဟာသော၊
 ရွှင်ခြင်း၊ လည်းကောင်း။ ပဟာသော၊ လွန်စွာရွှင်ခြင်း၊ လည်းကောင်း။
 ဝိတ္တိ၊ နှစ်လိုခြင်းလည်းကောင်း။ တုတ္တိ၊ နှစ်သက်ခြင်းလည်းကောင်း။ ဩဒလုံ၊
 ကိုယ်ပိတ်၏တက်သော အဖြစ်လည်းကောင်း။ ဝိတ္တဿ၊ ဝိတ်၏၊ အတ္တမန
 တာ၊ ဝမ်းသာသည်၏ အဖြစ်လည်းကောင်း။ ဝိတ္တဿ၊ ဝိတ်၏၊ အတိပရထ
 တာ၊ အလွန်နှံ့သော အဖြစ်လည်းကောင်း။ မနောတိ၊ မနောဟူသည်ကား။
 ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အာရတ္တ၊ အာရုံပြု၍၊ ယဇ္ဇဝိတ္တံ၊ အကြင်ဆန်း
 ကြယ်သောဝိတ်သည်လည်းကောင်း။ မနော၊ ထုရားဟူသော အာရုံကိုသိ
 တတ်သည်၊ မာနသံ၊ ထုရားဟူသော အာရုံကိုနှိုင်းယှဉ်တတ်သည်။ ဟဒယံ၊
 အတွင်း၌ ဖြစ်တတ်သည်။ ပဏ္ဍရံ၊ စင်ကြယ်သန့်ရှင်းတတ်သည်။ မနော၊
 သိတတ်သည်။ မနာယတနံ၊ မနတည်းဟူသောစည်းဝေးရာ၊ မနိန္ဒြိယံ၊ မနဟူ
 သော အရေ၊ ဝိညာဏံ၊ အထူးသဖြင့်သိသည်။ ဝိညာဏက္ခန္ဓော၊ ဝိညာဉ်၏
 အရည်၊ တန္ဓာမနောဝိညာဏဓာတု၊ ထိုပဿအစရှိသောတရားတို့အား
 ထေ့သောမနောဝိညာဏဓာတ်သည်။ သတိတိ၊ သတိဟူသည်ကား။ ဘဂ
 ဝန္တံ၊ မြတ်စွာဘုရားကို၊ အာရတ္တ၊ အာရုံပြု၍၊ ယာသတိ၊ အကြင်အောက်မေ့
 ခြင်းသတိလည်းကောင်း။ အနုဿတိ၊ အဘန်တလဲလဲအောက် မေ့ခြင်းလည်း
 ကောင်း။ သမ္မာ မတိ၊ ကောင်းစွာအောင်မေ့ခြင်းလည်းကောင်း။ ဣတိ အယံ၊
 ဤသည်လျှင်၊ သဒ္ဓါဝပီတိစ မနောသတိစာတိပဒဿ၊ သဒ္ဓါဝပီတိစမနော
 သတိစဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ နာပေန္တိ မေဂေါတမသာသ
 နမှာဘိ၊ နာပေန္တိ မေဂေါတမသာသနမှာဟူသည်ကား။ စတ္တာရော၊ ထေးပါး
 ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်။ ဂေါတမသာသနာ၊ ဂေါတမအ
 နွယ်ဖြစ်သောမြတ်စွာဘုရား သာသနာတော်မှ၊ ဗုဒ္ဓသာသနာ၊ သစ္စာထေး
 ပါးကိုသိတော်မူသော ထုရားသာသနာမှ၊ ဇိနသာသနာ၊ မာဂ်ငါးပါးကို
 အောင်တော်မူသော ထုရားသာသနာမှ၊ တထာဂတသာသနာ၊ ရှေးထုရား
 တို့ကဲ့သို့လာခြင်းကောင်းသော မြတ်စွာဘုရားသာသနာမှ၊ ဒေဝသာသနာ၊
 နတ်တို့၏ သာသနာမှ၊ ရဟန္တာသာသနာ၊ ရဟန္တာတို့၏ သာသနာမှ၊ နာပေ
 န္တိ နာဂစ္ဆန္တိ၊ မပဲကုန်၊ နဝိဗဟန္တိ၊ မစွန့်ကုန်၊ နဝိနာသေန္တိ၊ မပျက်ကုန်၊ ဣ

တိအယံ၊ ဤသည်အောင်၊ နာပေန္တိမေဂေါတမ သာသနဌာတိပဒဿ၊ နာပေ
 န္တိမေဂေါတမသာသနဌာဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ ယံယံဒိသံ
 ပဇာတိတုရိပညောတိပဒေ၊ ယံယံဒိသံပဇာတိတုရိပညော ဟူသောဤပုဂ္ဂိုလ်၊
 ယံယံဒိသန္တိ၊ ယံယံဒိသံ ဟူသည်ကား၊ ပုဂ္ဂိုလ်ဝါဒိသံ၊ အရှေ့အရပ်သို့
 လည်းကောင်း၊ ပုဂ္ဂိုလ်ဝါဒိသံ၊ အနောက်အရပ်သို့လည်းကောင်း၊ ဒက္ခိတံ
 ဝါဒိသံ၊ တောင်အရပ်သို့ လည်းကောင်း၊ ဥတ္တရံ ဝါဒိသံ၊ မြောက်အရပ်သို့
 လည်းကောင်း၊ ဝဇာတိဂုဗ္ဗတိ၊ ကြွသွား၏၊ ကမတိ၊ ရှေ့၏၊ အဘိတ္တမတိ၊ ရှေ့
 သို့တက်၏၊ တုရိပညောတိ၊ တုရိပညောဟူသည်ကား၊ တုရိပညော၊ မြေကြီး
 ကဲ့သို့ပညာရှိသော၊ မဟာပညော၊ များသောပညာရှိသော၊ တိက္ခပညော၊
 ထက်သော ပညာရှိသော၊ ပုထုပညော၊ အထူးထူးများစွာသော ပညာရှိ
 သော၊ ဟသပညော၊ ရွှင်သော ပညာရှိသော၊ ဇဝနပညော၊ ထိုင်သောပညာ
 ရှိသော၊ နိဗ္ဗေဓိကပညော၊ ထိုးထွင်းတတ်သောပညာရှိသော၊ ပထဝီ၊ မြေကြီး
 ကို၊ တုရိ၊ တုရိဟူ၍၊ ဝုဗ္ဗတိ၊ ဆိုအပ်၏၊ တာယပထဝီသမာယ၊ ထိုမြေကြီးနှင့်
 တူသော၊ ဝိပုဿယံ၊ များစွာသော၊ ဝိတ္ထတာယ၊ ပြန့်နှံ့သော၊ ပညာယံ၊ ပညာ
 နှင့်၊ သမန္နာဂတော၊ ပြည့်စုံတော်မူသောမြတ်စွာထုရားသည်၊ ဣတိအယံ၊
 ဤသည်အောင်၊ ယံယံဒိသံပဇာတိ တုရိပညောတိပဒဿ၊ ယံယံဒိသံ ပဇာတိ
 တုရိပညော ဟူသောပုဂ္ဂိုလ်၊ အတ္ထော၊ အနက်တည်း၊ သတေနတေနနဝန
 ထောဟမာတ္ထိတိ၊ သတေနတေနနဝနတောဟမာတ္ထိဟူသည်ကား၊ သောအဟံ၊
 ထိုငါသည်၊ ယေန၊ အကြင်အရပ်၌၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိ၏၊
 ကောနေ၊ ထိုထုရားရှိရာအရပ်သို့မျက်နှာပြုသဖြင့်သာလျှင်၊ နတော၊ ညွတ်
 သည်ဖြစ်၍၊ တံနိဗ္ဗော၊ ထိုထုရားရှိရာအရပ်သို့ညွတ်၏၊ တပ္ပေတော၊ ထို
 ထုရားရှိရာသို့ဝှမ်း၏၊ တပ္ပဗ္ဗာရော၊ ထိုထုရားရှိရာသို့ရှင်း၏၊ တဒဓိမုတ္တော၊
 ထိုထုရားရှိရာသို့နှလုံးသွင်း၏၊ တဒါဝိပတေယော၊ ထိုထုရားရှိရာကိုအကြီး
 အကဲအလေးအမြတ်ပြု၍နေ၏၊ ဣတိအယံ၊ ဤသည်အောင်၊ သတေနတေနနဝ
 နတောဟမာတ္ထိတိပဒဿ၊ သတေနတေနနဝနတောဟမာတ္ထိ ဟူသောပုဂ္ဂိုလ်၊ အ
 တ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ထေရောပိဝီယော၊ ပိဝီယမထေရ်
 သည်၊ သဒ္ဓါစရိတိစမနောသတိစနာပေန္တိ မေဂေါတမသာသနဌာ၊ ယံယံဒိ
 သံပဇာတိတုရိပညော၊ သတေနတေနနဝနတောဟမာတ္ထိတိ၊ သဒ္ဓါစရိတိစ
 မနောသတိစ နာပေန္တိ မေဂေါတမသာသနဌာ ယံယံဒိသံပဇာတိ တုရိ
 ပညော၊ သတေနတေနနဝနတောဟမာတ္ထိဟူ၍၊ အာဟ၊ ဆိုပြီ။ ။



ပြောဟူ၍၊ ဗာဝရိပုဂ္ဂိုလ်၊ ဇိတ္တိယ၊ အိမင်းသော၊ ဒုဗ္ဗလထာမကဿ၊ နည်းသောအားရှိသော၊ မေ၊ ဝါ၏၊ ကာယော၊ ကိုယ်သည်၊ တေနေဝ၊ ထိုသို့ ခွန်အားနည်းသောကြောင့်သာလျှင်၊ တတ္ထ၊ ထိုအရှင်ဂေါတမထံသို့၊ နပလေတိ၊ မရောက်နိုင်၊ သင်္ကပ္ပယန္တရယ၊ အကြံဟူသော သွားခြင်းဖြင့်သာလျှင်၊ နိဗ္ဗံ၊ အမြဲဝဇာမိ၊ သွားရောက်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ မေ၊ ဝါ၏၊ မနော၊ စိတ်သည်၊ တေန၊ ထိုဘုရားရှိရာအရပ်နှင့်၊ ယုတ္တော၊ ဟူ၍၊ ဇိတ္တိယ မေဒုဗ္ဗလထာမကဿာတိ၊ ဇိတ္တိယမေဒုဗ္ဗလထာမကဿဟူသည်ကား၊ ဇိတ္တိယ၊ အိမင်းသော၊ ဝုဗ္ဗသော၊ အရွယ်ဖြင့်ကြီးပြီးထသော၊ မဟာလ္လကဿ၊ အမျိုးဖြင့် ကြီးထသော၊ အဒ္ဓင်္ဂတဿ၊ နည်းသော အခွန်သို့ ရောက်ပြီးထသော၊ ဝယော၊ အနုပုဂ္ဂိုလ်၊ တတိယအရွယ်သို့ ရောက်ပြီးထသော၊ ဒုဗ္ဗလထာမကဿာတိ၊ ဒုဗ္ဗလထာမကဿဟူသည်ကား၊ ဒုဗ္ဗလထာမကဿ၊ ပျက်သော အားစွမ်းရှိထသော၊ အပ္ပထာမကဿ၊ နည်းသော အားစွမ်း ရှိထသော၊ ဗရိက္ခထာမကဿ၊ ယုတ်သောခွန်အား ရှိထသော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇိတ္တိယမေဒုဗ္ဗလထာမကဿာတိပဒေသ၊ ဇိတ္တိယမေဒုဗ္ဗလထာမကဿ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေနေဝကာယော နပလေတိတတ္ထာတိ၊ တေနေဝကာယောန ပလေတိတတ္ထဟူသည်ကား၊ ကာယော၊ ကိုယ်သည်၊ ယေန၊ အကြင်အရပ်၌၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုဘုရား ရှိရာအရပ်သို့၊ နပလေတိ နဝဇတိ၊ မရောက်နိုင်၊ နဂစ္ဆတိ၊ မသွားနိုင်၊ နာဘိက္ခမတိ၊ ရှေ့သို့မတက်နိုင်၊ ဣတိအယံ၊ ဤသည်လျှင်၊ တေနေဝကာယော နပလေတိ တတ္ထာတိပဒေသ၊ တေနေဝကာယောနပလေတိတတ္ထ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သင်္ကပ္ပယန္တရယဝဇာမိနိဗ္ဗန္တိ၊ သင်္ကပ္ပယန္တရယဝဇာမိနိဗ္ဗံဟူသည်ကား၊ သင်္ကပ္ပဂမနေန၊ ကောင်းသောအကြံဟူသော သွားခြင်းဖြင့်၊ ဝိတတ္ထဂမနေန၊ ထူးသောအကြံဟူသော သွားခြင်းဖြင့်၊ ဥာဏာဂမနေန၊ သိခြင်းဟူသော သွားခြင်းဖြင့်၊ ပညာဂမနေန၊ အထူးအပြားသိခြင်း ဟူသော သွားခြင်းဖြင့်၊ ဗုဒ္ဓိဂမနေန၊ သစ္စာဆေးဝါးကို သိခြင်းဟူသော သွားခြင်းဖြင့်၊ ဝေဓမ္မိဂစ္ဆာမိ၊ ဆည်းကပ်၏၊ အဘိက္ခမာမိ၊ လွန်စွာဆည်းကပ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သင်္ကပ္ပယန္တရယဝဇာမိနိဗ္ဗန္တိပဒေသ၊ သင်္ကပ္ပယန္တရယဝဇာမိနိဗ္ဗံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ မနောဟိမေပြောဟူ၍တေနေယုတ္တောတိတ္ထပဒေ၊ မနောဟိမေပြောဟူ၍တေနေယုတ္တောဟူသော ဤပုဒ်၌၊ မနောဟိ၊ မနောဟူသည်ကား၊ ယံဝိတ္ထံ၊ အကြင်ဆန်းကြယ်သောစိတ်လည်းကောင်း၊

မနေ့၊ အာရုံကိုထိတတ်သောစိတ်လည်းကောင်း၊ မာနသံ၊ နှိုင်းယှဉ်တတ်သောစိတ်လည်းကောင်း၊ (သ)၊ တစ္ဆာမနေ့ဝိညာဏာစာတု၊ ပဿစသော သမ္ပယုတ်တရားကြောင့် ဖြစ်သော မနေ့ဝိညာဏ စိတ်လည်းကောင်း၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တောတိ၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တောဟု သည်ကား၊ မနေ့၊ ဝါ၏စိတ်သည်၊ ယေန၊ အကြင်အပုပ်၌၊ ဗုဒ္ဓေါ၊ ထူးရားသည်၊ အတ္တိ၊ ရှိ၏၊ ဟေန၊ ထိုထူးရားရှိရာအရပ်၌၊ ယုတ္တော၊ ယှဉ်၏၊ ပယုတ္တော၊ အပြားအားဖြင့် ယှဉ်၏၊ သံယုတ္တော၊ ကောင်းစွာ ယှဉ်၏၊ အနုယုတ္တော အစဉ်အတိုင်း ယှဉ်၏၊ ဣတိ အယံ ဤသည်လျှင်၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တောတိ ပဒသ၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တော ဟူသောပုဒ်၏ အတ္တော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဝေရောပီဂီယော၊ ဒိဂီယမထေရ်သည်၊ ဇိန္တုယသမေဗုဗ္ဗဏထာမကဿ၊ တေနေဝကာယောနပထေတိ တတ္ထသင်္ကပ္ပယန္တာယဝဇာမိနိစ္စံ၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တောတိ၊ ဇိန္တုယသမေဗုဗ္ဗဏထာမကဿ၊ တေနေဝကာယောနပထေတိ တတ္ထသင်္ကပ္ပယန္တာယဝဇာမိနိစ္စံ၊ မနေ့ဟိမေဗြာဟ္မဏတေန ယုတ္တောဟူ၍၊ အာ၊ အာ၊ ဆိုပြီ။

ပင်္ကေ၊ ကာမတည်းဟူသောညွှန်၌၊ သယာနော၊ အိပ်သည်ဖြစ်၍၊ ပရိဗန္ဓမာနော၊ ထက်ဝန်းကျင်မှ ထုန်ထွင်သောဝါသည်၊ ဒိယာ၊ တခုသော မြေရာအရပ်မှ၊ ဒိသံ၊ တခုသော မြေရာအရပ်သို့၊ ဥပလ္လပိ၊ မြော၏၊ အထ၊ ထိုပါသာဏစေတီ၌၊ ဩစတိန္တံ၊ ဩစကို ကူးမြောက်ပြီးထသော၊ အနာသင်္ဂ၊ အာသဝေါကင်းပြီးထသော၊ တံဗုဒ္ဓံ၊ မြတ်စွာထူးရားကို၊ အဒဿာသိ၊ မြင်ရထူးလေပြီ၊ ပင်္ကေ၊ သယာနောပရိ ဗန္ဓမာနောတိတ္ထေပဒေ၊ ပင်္ကေ၊ သယာနောပရိဗန္ဓမာနောဟူသောဤပုဒ်၌၊ ပင်္ကေ၊ သယာနောတိ၊ ပင်္ကေ၊ သယာနောဟူသည်ကား၊ ကာမပင်္ကေ၊ ကာမကန္ဒမ၊ ကာမတည်းဟူသောညွှန်၌၊ ကာမကိလေသေ၊ ကာမတည်းဟူသောကိလေသာ၌၊ ကာမဗလိသေ၊ ကာမတည်းဟူသော ငြိခြင်း၌၊ ကာမပတ္တိလေသေ၊ ကာမတည်းဟူသောညွှန်၌၊ ကာမပထိဗေသေ၊ ကာမဟူသော ကြောင့်ကြခြင်း၌၊ ဝသမာနော၊ နေသည်ဖြစ်၍၊ သေမာနော၊ အိပ်သည်ဖြစ်၍၊ သယမာနော၊ အိပ်သည်ဖြစ်၍၊ အာဝသမာနော၊ အာရုံပြုသောအားဖြင့် အိပ်နေခြင်းကိုပြု၍၊ ပရိဝသမာနော၊ အမြဲနေသည်ဖြစ်၍၊ ဣတိ အယံ ဤသည်လျှင်၊ ပင်္ကေ၊ သယာနောတိ ပဒသ၊ ပင်္ကေ၊ သယာနောဟူသောပုဒ်၏၊ အတ္တော၊ အနက်တည်း၊ ပရိဗန္ဓမာနောတိ၊ ပရိဗန္ဓမာနောဟူသည်ကား၊ တံဗျာဗန္ဓနာယ၊ တံဗျာဟူသော ထုန်ထွင်

ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ဒိဋ္ဌိဗန္ဓနာယ၊ ဒိဋ္ဌိဟူသော
 တုန်ထွပ်ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ကိလေသာဗန္ဓနာယ၊
 ကိလေသာဟူသော တုန်ထွပ်ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊
 သံယောဂဗန္ဓနာယ၊ သံယောဂဟူသော တုန်ထွပ်ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်
 ထွပ်သော သူသည်၊ ဝိပါကဗန္ဓနာယ၊ အကျိုးဟူသော တုန်ထွပ်ခြင်းဖြင့်၊ ဗန္ဓ
 မာနေဝ၊ တုန်ထွပ်သော သူသည်၊ မနေဝနုတ္တရိတဗန္ဓနာယ၊ မနေဝဒုစရိုက်ဟူ
 သော တုန်ထွပ်ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ နာဂေန၊ နေဝဖြင့်
 ရေတ္တော၊ တပ်သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ဒေါသေန၊
 ဒေါသဖြင့်၊ ဒုဋ္ဌော၊ ပြစ်မှားသည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊
 မောဟေန၊ မောဟဖြင့်၊ မုဋ္ဌော၊ တွေဝေသည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်
 သော သူသည်၊ မာနေန၊ မာနဖြင့်၊ ဝိနိဗန္ဓော၊ ဖွဲ့သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်
 ထွပ်သော သူသည်၊ ဒိဋ္ဌိယော၊ ဒိဋ္ဌိဖြင့်၊ ပရာမဋ္ဌော၊ မှားသော အားဖြင့် သုံးသပ်
 သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ဥဒ္ဓစ္စေန၊ ဥဒ္ဓစ္စဖြင့်၊ ဝိက္ခေပ
 ဂဘော၊ ချို့လွင့်ခြင်းသို့ရောက်သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူ
 သည်၊ ဝိဝိကိတ္ထာယ၊ ဝိဝိကိတ္ထာဖြင့်၊ အနိဋ္ဌင်္ဂတော၊ မဆုံးဖြတ်နိုင်ခြင်းသို့
 ရောက်သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ အနုသယေဟိ၊ အ
 နုသယတို့ဖြင့်၊ ထာမဂတော၊ အားရှိခြင်းသို့ရောက်သည်ဖြစ်၍၊ ဗန္ဓမာနေဝ၊
 တုန်ထွပ်သော သူသည်၊ ထဗဘေန၊ ထပ်ရခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်
 သော သူသည်၊ အဏဘဘေန၊ ထပ်မရခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော
 သူသည်၊ ယသေန၊ အခြံအရံရှိသဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊
 အယသေန၊ အခြံအရံမရှိသဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ပသံ
 သာယ၊ ခြီးပွမ်းသဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ နိန္ဒာယ၊ ကဲ့ရဲ့
 ခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ သုခေန၊ ချမ်းသာသဖြင့်၊ ဗန္ဓ
 မာနေဝ၊ တုန်ထွပ်သော သူသည်၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်
 ထွပ်သော သူသည်၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်
 သော သူသည်၊ ဇရာယ၊ အိုခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊
 ဗျာဓိနာ၊ နာခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ မရုဏေန၊ သေခြင်း
 ဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ သောကပရိဒေဝ ဒုက္ခဒေါမနထု
 ပါယာသေဟိ၊ စိုးရိမ်ခြင်း၊ ဝိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသံသာခြင်း၊ ပင်
 ဖန်းခြင်းတို့ဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ နေရယိဇကေန၊ ငန့်နှစ်
 သော၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဗန္ဓမာနေဝ၊ တုန်ထွပ်သော သူသည်၊ ဟိရုတ္တံ

နယောနိကောန၊ တိရစ္ဆာန်အမျိုး၌ဖြစ်သော၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဗန္ဓမ္မာ
 နော၊ တုန်ထွင်သော သူသည်၊ ပေတ္တိဝိသယိကောန၊ ဝိတ္တာတို့၏ နေရာ၌ဖြစ်
 သော၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဗန္ဓမ္မာနော၊ တုန်ထွင်သောသူသည်၊ မာနုသိ
 ကောန၊ လူ့ပြည်၌ဖြစ်သော၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဂဗ္ဘေတ္တန္တိမူလကော
 နဒုက္ခေန၊ အမိဝမ်းထို့ သက်ဝင်ခြင်းလျှင် အရင်းရှိသော ဆင်းရဲခြင်းဖြင့်၊
 ဂဗ္ဘိန္ဒြိတိမူလကောန၊ အမိဝမ်း၌နေထိုင်ခြင်းလျှင် အရင်းရှိသော၊ ဒုက္ခေန၊ ဆင်းရဲ
 ခြင်းဖြင့်၊ ဂဗ္ဘာဂုဗ္ဘာနမူလကောန၊ အမိဝမ်းမှဘွားခြင်းလျှင် အရင်းရှိသော၊
 ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဇာတယ၊ ဘွားသောသူငယ်အား၊ ဥပနိဗန္ဓကောန၊
 ဇေချိုးခြင်းစသောကပ်၍ဖွဲ့သော၊ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်၊ ဇာတယ၊
 ဘွားသောသူငယ်၏၊ ဥပရာဇေယျကောန၊ သူတပါးနှင့်စပ်သော၊ ဒုက္ခေန၊
 ဆင်းရဲခြင်းဖြင့်၊ အတ္တပက္ကမေန၊ မိမိလုံ့လကြောင့် ဖြစ်သော၊ ဒုက္ခေန၊
 ဆင်းရဲခြင်းဖြင့်၊ ပရူပက္ကမေန၊ သူတပါး၏ လုံ့လကြောင့်ဖြစ်သော၊ ဒုက္ခေန၊
 ဆင်းရဲခြင်းဖြင့်၊ သင်္ခါရဒုက္ခေန၊ ပြုပြင်ခြင်းသင်္ခါရဟူသော ဆင်းရဲခြင်းဖြင့်၊
 ဝိပရိတာမဒုက္ခေန၊ ဖောက်ပြန်ခြင်းဟူသော ဆင်းရဲခြင်းဖြင့်၊ စက္ခုရောဂေန
 ဒုက္ခေန၊ မျက်စိ၌ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ သောတရောဂေန
 ဒုက္ခေန၊ နား၌ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ဗာနရောဂေနဒုက္ခေ
 န၊ နှာခေါင်း၌ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ဇိဝှာရောဂေနဒုက္ခေ
 န၊ သျှာ၌ ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ကာယရောဂေန ဒုက္ခေ
 န၊ ကိုယ်၌ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ဂီတိယရောဂေန ဒုက္ခေ
 န၊ ဥက္ခေတင်း၌ ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ကဏ္ဍရောဂေန
 ဒုက္ခေန၊ နားရွက်၌ဖြစ်သော အနာဟူသော ဆင်းရဲခြင်းဖြင့်၊ မုခရောဂေန
 ဒုက္ခေန၊ ခံတွင်းအနာဟူသော ဆင်းရဲခြင်းဖြင့်၊ ဒန္တရောဂေနဒုက္ခေန၊ သွား
 အနာဟူသော ဆင်းရဲခြင်းဖြင့်၊ ဩဠာရောဂေနဒုက္ခေန၊ နှုတ်ခန်းအနာဟူသော
 ဆင်းရဲခြင်းဖြင့်၊ ကာယေန၊ ချောင်းဆိုးသော အနာဖြင့်၊ သာယေန၊ ကုတ်ဟီး
 အနာဖြင့်၊ ဝိနာယေန၊ နှာခေါင်း၏ အပ၌ဖြစ်သော အနာဖြင့်၊ ဓါဘေန၊ ကိုယ်ပူ
 သော အနာဖြင့်၊ ဇေရေန၊ ဖျားသော အနာဖြင့်၊ ကုက္ကရောဂေန၊ ဝမ်းအနာဖြင့်၊
 ဓုတ္တယ၊ မိန်းမောခြင်းဖြင့်၊ ပက္ခန္တိကာယ၊ သွေးဆံသော အနာဖြင့်၊ သုဗ္ဗယ၊
 ထိုကျင်သော အနာဖြင့်၊ ဝိသုဝိကာယ၊ ပြင်းစွာဝမ်းသွန်သော အနာဖြင့်၊ ကု
 ဋ္ဌေန၊ နှုတ်ဖြင့်၊ ဂဗ္ဘေန၊ အိုင်းအနာဖြင့်၊ ကိလာသေန၊ ညှင်းအနာဖြင့်၊ သော
 သေန၊ ခံသရုပ်အနာဖြင့်၊ အပမာဇေန၊ ဘီးလူးပမ်းသော ဝက်ရူးအနာဖြင့်၊
 ဒဗ္ဗယ၊ ပွေးအနာဖြင့်၊ ကဏ္ဍုယ၊ ဝဲအနာဖြင့်၊ ကန္တုယ၊ ယားနာဖြင့်၊

ရက္ခသယ၊ ခြေခံ၊ ထက်သီးခြစ်မိသော အနာဖြင့်၊ ဝိတန္တိကာယ၊ ခြေတ
 ဝါးထက်ဘဝါးတို့၌ ပေါက်သော အနာဖြင့်၊ လောဟိတေနိဗ္ဗေန၊ နိသော
 သည်းခြေအနာဖြင့်၊ မရမေဏေန၊ ကိုယ်တွင်း၌ဖြစ်သော မြက်သော အနာဖြင့်၊
 အံသာယ၊ ပခုံးအနာဖြင့်၊ ဝိဇ္ဇကာယ၊ အသားနီထွတ်ထွက်သော အနာဖြင့်၊
 ဘဂန္ဓသေန၊ မြင်းသရိုက်အနာဖြင့်၊ ဝိဇ္ဇသရဋ္ဌာနေန၊ သည်းခြေကြောင့်ဖြစ်
 သော အာဗာဓေန၊ အနာဖြင့်၊ သေဓမ္မသရဋ္ဌာနေန၊ သလိပ်ကြောင့်ဖြစ်သော၊
 အာဗာဓေန၊ အနာဖြင့်၊ ဝါတရဋ္ဌာနေန၊ သေကြောင့် ဖြစ်သော၊ အာဗာဓေန၊
 အနာဖြင့်၊ သန္တိပတိဏေန၊ သလိပ်သည်းခြေထေ စည်းဝေးခြင်းကြောင့်ဖြစ်
 သော၊ အာဗာဓေန၊ အနာဖြင့်၊ ဥက္ကုပရိနာမဇေန၊ ဥထုပေါက်ပြန်ခြင်းကြောင့်
 ဖြစ်သော၊ အာဗာဓေန၊ အနာဖြင့်၊ ဝိသမပရိဟာရဇေန၊ မည်ညွတ်သော
 ဣရိယာပုတ်ကြောင့်ဖြစ်သော၊ အာဗာဓေန၊ အနာဖြင့်၊ ဩပတ္တမိဏေန၊ လုံ
 လေးကြောင့်ဖြစ်သော၊ အာဗာဓေန၊ အနာဖြင့်၊ ကမ္မဝိပါကဇေန၊ ကံ၏အကျိုး
 ကြောင့်ဖြစ်သော၊ အာဗာဓေန၊ အနာဖြင့်၊ သီတေန၊ အချင်းဖြင့်၊ ဥဗ္ဗေဒန၊ အ
 ပူဖြင့်၊ ဇိဗ္ဗန္တယ၊ အစာငတ်ခြင်းဖြင့်၊ ဝိဝါသယ၊ ရေသိပ်ခြင်းဖြင့်၊ ဥစ္စာဓေ
 န၊ ကြင်ကြီးဖြင့်၊ ပဿာဓေန၊ ကျင်ငယ်ဖြင့်၊ ဓုသမကသဝါတဂဏပသရိ
 သပသမ္ပဿန၊ မှက်ရင်ထေနေပူခြွေကင်းသန်းတို့၏ ထွေခြင်းကြောင့်ဖြစ်
 သော၊ ဒုက္ခေန၊ ဆင်းရဲဖြင့်၊ မာတုမရဏေန၊ ဒုက္ခေန၊ အမိ၏သေခြင်းကြောင့်
 ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ဝိတုမရဏေန၊ ဒုက္ခေန၊ အဘ၏ သေခြင်းကြောင့်
 ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ဝုတ္တမရဏေန၊ ဒုက္ခေန၊ သားသေခြင်းကြောင့် ဖြစ်
 သော ဆင်းရဲခြင်းဖြင့်၊ ဝိတုမရဏေန၊ ဒုက္ခေန၊ သမီးသေခြင်းကြောင့်ဖြစ်
 သော ဆင်းရဲခြင်းဖြင့်၊ ဥဘတိဗျသနေန၊ ဒုက္ခေန၊ ဆွေမျိုးတို့၏ ပျက်စီးခြင်း
 ကြောင့်ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ဘောဂဗျသနေန၊ ဒုက္ခေန၊ ဥစ္စာပျက်စီး
 ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ရောဂဗျသနေန၊ ဒုက္ခေန၊ အနာနှိပ်စက်
 ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ သီလဗျသနေန၊ ဒုက္ခေန၊ သီလပျက်စီး
 ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ဝိဗ္ဗိဗျသနေန၊ အယုပျက်စီးခြင်း
 ကြောင့်ဖြစ်သော ဆင်းရဲခြင်းဖြင့်၊ ဗန္ဓမာနော၊ တုန်ထုပ်သော သူသည်း
 ပဝေဓမာနော၊ ပြင်းစွာတုန်ထုပ်သော သူသည်း၊ သံပဝေဓမာနော၊ အဘန်
 တလဲလဲတုန်ထုပ်သော သူသည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ပဏော်သယာ
 နောပရိဗန္ဓမာနောတိပဒဿ၊ ပဏော်သယာနောပရိဗန္ဓမာနော ဟူသောဝုန်
 ၏အတ္ထော၊ အနက်တည်း၊ ဒိသာဒိသံ ဥပလ္လုမိန္တိ၊ ဒိသာဒိသံဥပလ္လုမိ' ဟု
 သည်ကား၊ သတ္တာရတော၊ သရတပါးမှ၊ သတ္တာရံ၊ သရတပါးသို့၊ မဗ္ဗက္ခာ



နတော၊ တရားကို ကြားတတ်သော သူတပါးမှ၊ ဓမ္မက္ခာနံ၊ တရားကိုကြား
 တတ်သောသူတပါးသို့၊ ဂဏတော၊ ဂိုဏ်းတပါးမှ၊ ဂဏံ၊ ဂိုဏ်းတပါးသို့၊
 ဒိဋ္ဌိယော၊ အယူတပါးမှ၊ ဒိဋ္ဌိံ၊ အယူတပါးသို့၊ ပရိပဒါယ၊ အကျင့်တပါးမှ၊ ပရိ
 ပဒံ၊ အကျင့်တပါးသို့၊ မဂ္ဂတော၊ မဂ်တပါးမှ၊ မဂ္ဂံ၊ မဂ်တပါးသို့၊ ပလ္လဝိံ၊
 အပြားအားဖြင့်မြောရောက်၏၊ ဥပလ္လဝိံ၊ ကပ်၍မြော၏၊ သံပလ္လဝိံ၊ ကောင်း
 စွာအထူးသဖြင့်မြောရောက်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒိဿဒိသံဥပလ္လ
 ဝိန္တိပဒဿ၊ ဒိဿဒိသံဥပလ္လဝိံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
 အထဒ္ဓသာသိံသမ္ပုဒ္ဓန္တိတ္ထေပဒေ၊ အထဒ္ဓသာသိံသမ္ပုဒ္ဓံဟူသောဤပုဒ်၌၊
 အထာတိ၊ အထဟူသည်ကား၊ ပဒသန္တိ၊ ပုဒ်၏စပ်ခြင်းတည်း၊ ပဒသံသပ္ပေါ၊
 ပုဒ်၏ရောစပ်ခြင်းတည်း၊ ပဒပါရိပုရိ၊ ပုဒ်၏ပြည့်ခြင်းတည်း၊ အက္ခရသမပါ
 ယော၊ အက္ခရာ၏ ညီညွတ်ခြင်းတည်း၊ ဗုဒ္ဓနသိလိဋ္ဌတာ၊ သဒ္ဓါ၏ပြေပြစ်
 သောအဖြစ်တည်း၊ အထာတိဇေတံ၊ အထဟူသောဤသဒ္ဓါသည်၊ ပဒါနုပုဗ္ဗ
 တာ၊ ပုဒ်သို့ အစဉ်လိုက်သောအဖြစ်တည်း၊ အဒ္ဓသာသိန္တိ၊ အဒ္ဓသာသိံဟူ
 သည်ကား၊ အဒ္ဓသံမြင်ပြီ၊ အဒ္ဓက္ခိံ၊ ထင်ပြီ၊ အပသိံ၊ မြင်ပြီ၊ ပရိဝိန္တိ၊ ထိုး
 ထွင်း၍သိပြီ၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါဟူသည်ကား၊ ယောသောဘဂဝါ၊ အကြင်
 မြတ်စွာဘုရားသည်၊ သယမ္ပု၊ ကိုယ်တော်အလိုလိုဖြစ်တော်မူ၏၊ အနာစရိ
 ယကော၊ ဆရာမရှိဘဲ၊ (သ)၊ ယဒိဗုဒ္ဓေါတိနာမံ၊ အကြင်ဗုဒ္ဓ ဟူသောအ
 မည်တော်သည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ဇေတံ၊ ထိုဗုဒ္ဓဟူသော အမည်တော်
 သည်၊ သန္တိကော၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော်
 တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ အထဒ္ဓသာသိံသမ္ပုဒ္ဓန္တိပဒဿ၊ အထဒ္ဓ
 သာသိံသမ္ပုဒ္ဓံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဩစတိဏ္ဏမနာသ
 ဝန္တိတ္ထေပဒေ၊ ဩစတိဏ္ဏမနာသံဟူသောဤပုဒ်၌၊ ဩစတိဏ္ဏန္တိ၊ ဩ
 စတိဏ္ဏံဟူသည်ကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကာမောစံ၊ ကာမ
 ဟူသောဩစကိုတိဏ္ဏော၊ စတုတ္ထမဂ်ဖြင့်ကူးတော်မူပြီ၊ တဂေါစံ၊ တဂ
 ဟူသောဩစကိုတိဏ္ဏော၊ ဒုတိယမဂ်ဖြင့်ကူးပြီ၊ ဒိဋ္ဌောစံ၊ ဒိဋ္ဌိဟူသော
 ဩစကိုတိဏ္ဏော၊ တတိယမဂ်ဖြင့်ကူးပြီ၊ အဝိဇ္ဇောစံ၊ အဝိဇ္ဇာဟူသောဩ
 စကိုတိဏ္ဏော၊ စတုတ္ထမဂ်ဖြင့်ကူးပြီ၊ သဗ္ဗေသံသာရပထံ၊ အလုံးစုံသောသံ
 သရာတည်းဟူသောခရီးကိုတိဏ္ဏော၊ ကူးပြီ၊ ဥတ္တိဏ္ဏော၊ အထူးသဖြင့်ကူးပြီ
 နိတ္တိဏ္ဏော၊ အကြွင်းမဲ့ကူးပြီးအတိတ်ကုန္တာလွန်ပြီ၊ သမတိဏ္ဏန္တော၊ ကောင်း
 စွာလွန်ပြီ၊ ဝိတိဝတ္ထော၊ အထူးသဖြင့် လွန်ပြီးသော၊ ထိုမြတ်စွာဘုရားသည်၊
 ဝုတ္တဝါသော၊ အရိသာတို့၏ နေခြင်းဖြင့် နေတော်မူပြီ၊ ဝိဏ္ဏဝရဏော၊ ထေရ

ထာအပ်သောဝယ်တော်ရှိပြီ၊ ဇာတိမရုဏသံသာရော၊ ဇာတိမရုဏတည်း
 ဟူသောသံသာသည် လည်းကောင်း၊ ပုန ဗ္ဗဝေါ၊ တဘန်ပဋိသန္ဓေနေခြင်း
 သည်လည်းကောင်း၊ တဿ၊ ထိုမြတ်စွာဘုရားအား၊ နတ္ထိ၊ မရှိ၊ ဣတိအယံ၊
 ဤသည်လျှင်၊ ဩစာတိဣန္ဒြိယံ၊ ပဒဿ၊ ဩစာတိဣန္ဒြိယံဟူသောပုဒ်၏အတ္ထော၊
 အနက်တည်း၊ အနာသဝန္တိ၊ အနာသဝံ ဟူသည်ကား၊ ကာမာသဝေါ၊ ကာမ
 ဟူသော အာသဝလည်းကောင်း၊ ဘဝါသဝေါ၊ ဘဝဟူသော အာသဝ
 ထည်းကောင်း၊ ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌိဟူသော အာသဝလည်းကောင်း၊ အဝိဇ္ဇာ
 သဝေါ၊ အဝိဇ္ဇာ ဟူသောအာသဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ အာသဝါ၊ အာ
 သဝတို့သည်၊ စတ္တာရော၊ လေးပါးတို့တည်း၊ တေအာသဝါ၊ ထိုအာသဝေါ
 တရားတို့ကို၊ ဘဂဝတော၊ ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
 သည်၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥန္တိန္နမူဏာ၊ အရင်းကို ဖြတ်အပ်ကုန်ပြီ၊
 တာလောဝတ္ထုကတာ၊ ထန်းပင် ဂုတ်ကဲ့သို့ ပြုအပ်ကုန်ပြီ၊ အနာဘာဝံဂ
 တာ၊ တဘန်မဖြစ်ခြင်းသို့ရောက်စေကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါ
 အဓမ္မာ၊ မဖြစ်ပြန်ခြင်းသံဘောရှိကုန်၏။ တဿ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ အနာသဝေါ၊ အာသဝေါကင်းတော်မူပြီ၊ ဣတိအယံ၊ ဤသည်
 လျှင်၊ ဩစာတိဣန္ဒြိယံ၊ ပဒဿ၊ ဩစာတိဣန္ဒြိယံ မနာသဝံဟူသော
 ပုဒ်၏အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ထေရောပိနိယော၊ ပိနိယ
 မထေရ်သည်၊ ပဏေသယာနောပရိဗ္ဗမာနော၊ ဒိဿာဒိသံဥပလ္လဝိံ၊ အထေဒ္ဒ
 သာသိံသမ္ပန္နံ၊ ဩစာတိဣန္ဒြိယံ၊ ပဒဿ၊ ပဏေသယာနော ပရိဗ္ဗမာနော
 ဒိဿာဒိသံဥပလ္လဝိံ၊ အထေဒ္ဒသာသိံသမ္ပန္နံ ဩစာတိဣန္ဒြိယံ မနာသဝံဟူ၍၊
 အာဟ၊ ဆိုပြီ။ ။

ပိနိယ၊ ပိနိယံ၊ ဝတ္ထုတိစ၊ ဝတ္ထုတိမထေရ်သည်လည်းကောင်း၊ ဘဒြာ
 ဝဂေါ၊ ဘဒြာဝဂမထေရ်သည်လည်းကောင်း၊ အာလဝိဂေါတမောစ၊ အာ
 လဝိပြည်၌ နေသောဂေါတမထေရ် သည်လည်းကောင်း၊ ရုတ္တိသန္ဓေါ၊
 သန္ဓါကိုအဦးပြုသဖြင့် အရဟတ္တဖိုဟ်သို့ ရောက်သည်၊ ဟောတံယထာ၊
 ဖြစ်သကဲ့သို့၊ ဝေမေဝ၊ ထိုအတူလျှင်၊ တံပိ၊ သင်သည်လည်း၊ သန္ဓံ၊ သန္ဓါ
 ကြည်ညိုခြင်းကို၊ ပရုဗ္ဗသထု၊ လွတ်လော၊ မစ္စု၊ ဓေယျဿ၊ တေဘုမ္မကဝင်္ဂီ၏၊
 ပါရိ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊ တံ၊ သင်သည်၊ ဂမိဿသိ၊ ရောက်ထွက်၊ ဣတိ
 ဤသို့၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏။ ယထာ
 အဟုဝတ္ထုတိရုတ္တသန္ဓေါ ဘဒြာဝဂေအာလဝိ ဂေါတမောစာတိ၊ ယထာ
 အဟုဝတ္ထုတိရုတ္တသန္ဓါဘဒြာဝဂေါအာလဝိ ဂေါတမောစဟူသည်ကား၊



ဝတ္ထုလိထေရော၊ ဝတ္ထုလိမထေရ်သည်၊ သဒ္ဓေါ၊ သဒ္ဓါသည်ဖြစ်၍၊ သဒ္ဓါ
 ဝရုကော၊ သဒ္ဓါခြင်းကိုအလေးအမြတ်ပြုသည်ဖြစ်၍၊ သဒ္ဓါပုဗ္ဗင်္ဂမော၊ သဒ္ဓါ
 ထျင်ရှေ့သွားရှိသည်ဖြစ်၍၊ သဒ္ဓါမိရုတ္တော၊ သဒ္ဓါခြင်းကိုနှလုံးသွင်းသည်
 ဖြစ်၍၊ သဒ္ဓါပိပတေယျော၊ သဒ္ဓါကိုအကြီးအကဲပြု၍၊ အရဟတ္တပတ္တော၊ အ
 ရဟတ္တဖိုလ်သို့ရောက်သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဘဒ္ဒြာဝုဓော
 ထေရော၊ ဘဒ္ဒြာဝုဓမထေရ်သည်၊ သဒ္ဓေါ၊ သဒ္ဓါသည်ဖြစ်၍၊ သဒ္ဓါဝရုကော၊
 သဒ္ဓါခြင်းကိုအလေးအမြတ်ပြုသည်ဖြစ်၍၊ သဒ္ဓါပုဗ္ဗင်္ဂမော၊ သဒ္ဓါထျင်ရှေ့
 သွားရှိသည်ဖြစ်၍၊ သဒ္ဓါမိရုတ္တော၊ သဒ္ဓါခြင်းကိုနှလုံးသွင်း သည်ဖြစ်၍၊
 သဒ္ဓါပိပတေယျော၊ သဒ္ဓါကိုအကြီးအကဲပြု၍၊ အရဟတ္တပတ္တော၊ အရဟတ္တ
 ဖိုလ်သို့ရောက်သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ အာလဝိဂေါတမော
 ထေရော၊ အာလဝိပြည်၌နေသောဂေါတမထေရ်သည်၊ သဒ္ဓေါ၊ သဒ္ဓါသည်
 ဖြစ်၍၊ သဒ္ဓါဝရုကော၊ သဒ္ဓါခြင်းကိုအလေးအမြတ်ပြုသည်ဖြစ်၍၊ သဒ္ဓါပုဗ္ဗင်္ဂ
 မော၊ သဒ္ဓါထျင်ရှေ့သွားရှိသည်ဖြစ်၍၊ သဒ္ဓါမိရုတ္တော၊ သဒ္ဓါခြင်းကိုနှလုံး
 သွင်းသည်ဖြစ်၍၊ သဒ္ဓါပိပတေယျော၊ သဒ္ဓါကိုအကြီးအကဲပြု၍၊ အရဟတ္တ
 ပတ္တော၊ အရဟတ္တဖိုလ်သို့ရောက်သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊
 ဣတိအယံ၊ ဤသည်ထျင်၊ ယထာအဟုဝတ္ထုလိရုတ္တ သဒ္ဓေါဘဒ္ဒြာဝုဓေါအာလ
 ဝိဂေါတမော စာတိပဒဿ၊ ယထာအဟုဝတ္ထုလိရုတ္တ သဒ္ဓေါဘဒ္ဒြာဝုဓေါ
 အာလဝိဂေါတမောစဟုသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဝေမေဝတွံပိ
 ပရုဗ္ဗဿသဒ္ဓန္တိ၊ ဝေမေဝတွံပိပရုဗ္ဗဿသဒ္ဓံ ဟုသည်ကား၊ ဝေမေဝထို
 အတူထျင်၊ တွံပိ၊ သင်သည်ထည်း၊ သဒ္ဓံ၊ သဒ္ဓါတရားကို၊ ပရုဗ္ဗဿ၊ လွတ်
 ထော၊ ပရုဗ္ဗဿ၊ အပြားအားဖြင့်လွတ်ထော၊ သံပရုဗ္ဗဿ၊ ကောင်းစွာ
 အပြားအားဖြင့်လွတ်ထော၊ အဓိရုဗ္ဗဿ၊ အလွန်လွတ်ထော၊ ဩကပ္ပေဟိ၊
 များစွာဖြစ်စေထော၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊
 အနိစ္စာတိ၊ အမြဲမရှိကုန်ဟု၊ သဒ္ဓံ၊ သဒ္ဓါတရားကို၊ ပရုဗ္ဗဿ၊ လွတ်ထော၊
 ပရုဗ္ဗဿ၊ အပြားအားဖြင့်လွတ်ထော၊ သံပရုဗ္ဗဿ၊ ကောင်းစွာအပြားဖြင့်
 လွတ်ထော၊ အဓိရုဗ္ဗဿ၊ အလွန်လွတ်ထော၊ ဩကပ္ပေဟိ၊ များစွာဖြစ်စေ
 ထော၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲ
 ကုန်၏ဟူ၍၊ (ပ)၊ သဗ္ဗေဓမ္မော၊ ခပ်သိမ်းကုန်သောတရားတို့သည်၊ အနုတ္တာ
 တိ၊ အစိုးမရှိကုန်ဟူ၍၊ သဒ္ဓံ၊ သဒ္ဓါတရားကို၊ ပရုဗ္ဗဿ၊ လွတ်ထော၊ ပရုဗ္ဗဿ၊
 အပြားအားဖြင့်လွတ်ထော၊ သံပရုဗ္ဗဿ၊ ကောင်းစွာအပြားအားဖြင့်လွတ်
 ထော၊ အဓိရုဗ္ဗဿ၊ အလွန်လွတ်ထော၊ ဩကပ္ပေဟိ၊ များစွာ ဖြစ်စေ

ထော၊ (ထ)၊ ယံကိဗ္ဗိသမုဒယဝေဠံ၊ အလုံးစုံသောဖြစ်ခြင်း သဘောတရား
သည်၊ အတ္တိ၊ ရှိ၏၊ ဟံသဗ္ဗံ၊ ထိုအလုံးစုံသောသဘောတရားသည်၊ နိရောဓ
ဝေဠန္တိ၊ ချုပ်ခြင်း သဘောရှိ၏ဟူ၍၊ သဒ္ဓံ၊ သဒ္ဓါတရားကို၊ ရုဉ္ဇထသုလွတ်
ထော၊ ပရုဉ္ဇထသု၊ အပြားအားဖြင့်လွတ်ထော၊ သံပရုဉ္ဇထသု၊ ကောင်းစွာအ
ပြားဖြင့်လွတ်ထော၊ အဓိရုဉ္ဇထသု၊ အလွန်လွတ်ထော၊ ဩကပ္ပေဟိ၊ များစွာ
ဖြစ်စေထော၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝေမေဝတွံပိပရုဉ္ဇထသု၊ သဒ္ဓန္တိပဒသ
ဝေမေဝတွံပိပရုဉ္ဇထသု၊ သဒ္ဓံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဂမိဿ
သိတွံပိပိယ မဂ္ဂုဇေယျဿ ပါရန္တိ ဧတ္ထပဒေ၊ ဂမိဿသိတွံပိပိယမဂ္ဂု
ဇေယျဿပါရံ ဟူသောဤပုဒ်၌၊ ကိလေသာစ၊ ကိလေသာတို့ကိုလည်း
ကောင်း၊ ခန္ဓာစ ခန္ဓာတို့ကိုလည်းကောင်း၊ အဘိသင်္ခါရာစ၊ အဘိသင်္ခါရ
တို့ကိုလည်းကောင်း၊ မဂ္ဂုဇေယျံ၊ မဂ္ဂုဇေယျဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊
အမတံ၊ သေခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ မဂ္ဂုဇေယျဿ၊ တေတုမ္ပက
ဝင်္ဂီ၏၊ ပါရံ၊ ကမ်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယောသော၊ အကြင်တရားသည်၊
သဗ္ဗသင်္ခါရ သမထော၊ အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းရာ ဖြစ်၏၊
သဗ္ဗုပဓိပနိနိဿဂ္ဂေါ၊ အလုံးစုံသော ဥပဓိတို့၏စွန့်ရာဖြစ်၏၊ တဏှာက္ခ
ယော၊ တဏှာ၏ထုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ နိရောဓေါ
ရာဂ၏ချုပ်ရာဖြစ်၏၊ နိဗ္ဗာနံ၊ တဏှာမှထွက် မြောက်ရာဖြစ်၏၊ အယံ၊ ဤ
တရားကို၊ ပါရံ၊ ပါရဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဂမိဿသိ တွံပိပိယမဂ္ဂု
ဇေယျဿပါရန္တိ၊ ဂမိဿသိတွံပိပိယမဂ္ဂုဇေယျဿ ပါရံဟူသည်ကား။
ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊ ဂမိဿသိ၊ ရောက်လတ္တံ့၊ ပါရံ၊ နိဗ္ဗာန်ဟူသော
ကမ်းသို့၊ အဓိဂမိဿသိ၊ အလွန်ရောက်လတ္တံ့၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်း
သို့၊ ပဿိဿသိ၊ မြင်ရလတ္တံ့၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းသို့၊ သန္တိကရိ
ဿသိ၊ မျက်မှောက်ပြုရလတ္တံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂမိဿသိတွံ
ပိပိယမဂ္ဂုဇေယျဿပါရန္တိပဒေ၊ ဂမိဿသိတွံပိပိယ မဂ္ဂုဇေယျဿ
ပါရံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထိုကြောင့်၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ယထာအဟုဝက္ကလိရက္က သဒ္ဓေါတဒ္ဓါဝုဇောအာယ
ဝိဂေါတမောစ ဝေမေဝတွံပိပရုဉ္ဇထသု၊ ဂမိဿသိတွံပိပိယမဂ္ဂုဇေ
ယျဿပါရန္တိ၊ ယထာအဟုဝက္ကလိရက္ကသဒ္ဓေါ၊ တဒ္ဓါဝုဇေါအာယဝိဂေါတ
မောစဝေမေဝ တွံပိပရုဉ္ဇထသု သဒ္ဓံ၊ ဂမိဿသိတွံပိပိယ မဂ္ဂုဇေယျဿ
ပါရံဟူ၍ အာဟာ၊ ဟောတော်မူပြီ။ ။

ပြာဟတ၊ ဗာဝဇီပုဏ္ဏား၊ သေသော၊ ထိုငါသည်။ မုနိနော၊ မြတ်စွာ
 ထုရား၏၊ ဝစော၊ စကားတော်ကို၊ သုတွာနု၊ ကြားနာရ၏၊ ဘိယျော၊ လွန်စွာ၊
 ပဝီဒါမိ၊ ကြည်ညို၏၊ ဝိဝေဒန္တနော၊ ဖုံးလွှမ်းခြင်းရာဂကင်းသော၊ သဗ္ဗုဒ္ဓေါ
 မြတ်စွာထုရားသည်၊ အဝိယော၊ ရာဂစသော၊ ငြာဋ်မဂ္ဂိ၊ ပဋိဘာနဝါ၊ ပဋိ
 သန္တိဒါလေးပါးနှင့်ပြည့်စုံ၏၊ ဣတိ၊ ဤသို့၊ ဝိဂိယော၊ ဝိဂိယမထေရ်သည်၊
 အဝေါစ၊ ဆိုပြီး၊ သေဘိယျောပဝီဒါမိတိ၊ သေဘိယျောပဝီဒါမိဟူသည်
 ကား၊ သေသော၊ ထိုငါသည်။ ဘိယျော၊ လွန်စွာ၊ ပဝီဒါမိ၊ ကြည်ညို၏၊
 ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ သဒ္ဓဟာမိ၊ ယုံကြည်၏၊ ဘိယျောဘိယျော
 လွန်စွာလွန်စွာ၊ ကြကပ္ပေမိ၊ ကြည်ညိုခြင်းကိုဖြစ်စေ၏၊ ဘိယျောဘိယျော၊
 လွန်စွာလွန်စွာ၊ အမိရစ္ဆာမိ၊ နှလုံးသွင်းခြင်းကိုပြု၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်း
 ကုန်သောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိကုန်ဟူ၍၊ ဘိယျောဘိယျော၊
 လွန်စွာလွန်စွာ၊ ပဝီဒါမိ၊ ကြည်ညို၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊
 သဒ္ဓဟာမိ၊ ယုံကြည်၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ကြကပ္ပေမိ၊
 ကြည်ညိုခြင်းကိုဖြစ်စေ၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ အမိရစ္ဆာမိ၊
 နှလုံးသွင်းခြင်းကိုပြု၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊
 ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ ဘိယျော ဘိယျော၊ လွန်စွာလွန်စွာ၊ ပဝီဒါ
 မိ၊ ကြည်ညို၏၊ (ဝ)၊ သဗ္ဗေဓမ္မာ၊ ခပ်သိမ်းကုန်သောတရားတို့သည်၊ အနုတ္တာ
 တိ၊ အစိုးမရကုန်ဟူ၍၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ပဝီဒါမိ၊ ကြည်
 ညို၏၊ (ဝ)၊ ယံကိဉ္စိသရဒယဓမ္မံ၊ အဆုံးရံသော ဖြစ်ခြင်း သဘော တရား
 သည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးရံသော သဘောတရားသည်၊ နိရောဓ
 ဓန္တံ၊ ချုပ်ခြင်းသဘောရှိ၏ဟူ၍၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ပဝီ
 ဒါမိ၊ ကြည်ညို၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ သဒ္ဓဟာမိ၊ ယုံကြည်
 ၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ကြကပ္ပေမိ၊ ကြည်ညိုခြင်းကိုဖြစ်စေ
 ၏၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ အမိရစ္ဆာမိ၊ နှလုံးသွင်းခြင်းကို ပြု၏၊
 ဣတိအယံ၊ ဤသည်လျှင်၊ သေဘိယျောပဝီဒါမိတိပဒသ၊ သေဘိယျော
 ပဝီဒါမိဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ သုတွာနုမုနိနော'ဝစောတိ
 ဣပ္ပပဒေ၊ သုတွာနုမုနိနောဝစောဟူသောဤဝုန်၌၊ မုနိတိ၊ မုနိဟူသည်ကား၊
 ဥာဏံ၊ ဥာဏ်ကို၊ မောနံ၊ မောနဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ (ဝ)၊ သင်္ဂဇာယံ၊
 ရာဂစသော ငြိတွယ်ခြင်းတံဗျာဒိဋ္ဌိကွန်ယက်ကို၊ အတိစ္စ၊ လွန်၍၊ သော၊
 ထို့ရားတန်းသည်၊ မုနိ၊ မုနိမည်၏၊ သုတွာနုမုနိနောဝစောတိ၊ သုတွာနုမုနိနော
 ဝစောဟူသည်ကား၊ ထုဗ္ဗံ၊ အရှင်ထုရား၏၊ ဝစနံ၊ စကားတော်ကို၊ ဗျပထံ၊

☰

စကား၏အကြောင်းကို၊ ဖြေသန့်၊ ကောခြင်းကို၊ အနုသာသနီ၊ အဆုံးအမကို၊ အနုသိဗ္ဗိ၊ ကမြင်ခြင်းကို၊ သုတွာ၊ နာကြားရ၍၊ သုနိတွာန၊ သောတဝိညာဉ် ဖြင့်ကြား၍၊ ဥပ္ပဟေတွာန၊ ကောင်းစွာယူ၍၊ ဥပစာပေတိတွာန၊ ကောင်းစွာ ဆောင်၍၊ ဥပထက္ခယိတွာ၊ ကောင်းစွာမှတ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ သုတွာနမုနိနောဝစေတိ ပဒဿ၊ သုတွာနမုနိနောဝစေဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝိဝေစ္ဆန္တနောသမ္ပုဇ္ဈိတိတ္ထေပဒေ၊ ဝိဝေစ္ဆန္တနော သမ္ပုဇ္ဈိဟူသောပုဒ်၌၊ ဆဒနန္တိ၊ ဆဒနံဟူသည်ကား၊ တဏှာဆဒနံ၊ တဏှာ ဟူသော ဗျံလွင်းခြင်း၎င်း၊ ဗိဗ္ဗိဆဒနံ၊ ဗိဗ္ဗိဟူသော ဗျံလွင်းခြင်းလည်း ကောင်း၊ ကိဏ္ဍသဆဒနံ၊ ကိဏ္ဍသဟူသော ဗျံလွင်းခြင်းလည်းကောင်း၊ ဒုစရိတဆဒနံ၊ ဒုစရိတ်ဟူသော ဗျံလွင်းခြင်းလည်းကောင်း၊ အဝိဇ္ဇာဆဒနံ၊ အဝိဇ္ဇာဟူသော ဗျံလွင်းခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဆဒနာနိ၊ ဗျံလွင်းခြင်းတို့သည်၊ ပဉ္စ၊ ဝါးပါးတို့တည်း၊ တာနိဆဒနာနိ၊ ထိုဗျံလွင်းခြင်း တို့ကို၊ ဘဝတော၊ သုန်းတော်ကြီးသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသည်၊ ဝိဝေစ္ဆန္တိ၊ ဖွင့်အပ်ကုန်ပြီ၊ ဝိဒ္ဓံသိသာနံ၊ ဗျက်ဆီးအပ်ကုန်ပြီ၊ သမုတ္တံ၊ မှီတာနိ၊ အကြွင်းမဲ့ သတ်အပ်ကုန်ပြီ၊ ပဟာနာနိ၊ ပယ်အပ်ကုန်ပြီ၊ သမုတ္တိန္ဒာနိ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ ဝုပသန္တာနိ၊ ငြိမ်းစေအပ်ကုန်ပြီ၊ ပဗ္ဗိပသန္တာနိ၊ အမြဲငြိမ်းစေအပ်ကုန်ပြီ၊ အဘဗ္ဗုပ္ပတ္တိကာနိ၊ ဟာတန်ဖြစ်ခြင်းငှါ မထိုက်ကုန် ပြီ၊ ဥာဏာဂ္ဂိနာ၊ ဥာဏ်တည်းဟူသော ဝါးဖြင့်၊ ဓမ္မာနိ၊ ထိုက်အပ်ကုန်ပြီ၊ တဏှာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဝိဝေစ္ဆန္တနော၊ တဏှာစသော ဗျံလွင်းခြင်းကင်းတော်မူ၏၊ ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါဟူသည်ကား၊ သောသောဘဝ ဝါ၊ အကြင်မြတ်စွာဘုရားသည်၊ (လ)၊ ယဒိဒံဗုဒ္ဓေါတိနာမံ၊ အကြင်ဗုဒ္ဓဟူ သော အမည်တော်သည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ဧတံ၊ ထိုဗုဒ္ဓဟူသော အမည် တော်သည်၊ သမ္ဘိကာ၊ မျက်မှောက်ပြုအပ်သော၊ ပညတ္တိ၊ နာမပညတ်တော် တည်း၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိဝေစ္ဆန္တနောသံဗုဒ္ဓေါတိပဒဿ၊ ဝိဝေစ္ဆန္တ နောသံဗုဒ္ဓေါဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အဝိဇ္ဇောပဗ္ဗိဘာနဝါ တိတ္ထေပဒေ၊ အဝိဇ္ဇောပဗ္ဗိဘာနဝါဟူသော ဤပုဒ်၌၊ အဝိဇ္ဇောတိ၊ အဝိဇ္ဇော ဟူသည်ကား၊ ရာဂေါဒိဇ္ဇော၊ ရာဂဟူသော ငြောင့်တံသင်းလည်းကောင်း၊ ဒေါသောဒိဇ္ဇော၊ ဒေါသဟူသော ငြောင့်တံသင်းလည်းကောင်း၊ မောဟာဒိ ဇ္ဇော၊ မောဟဟူသော ငြောင့်တံသင်းလည်းကောင်း၊ ကောစောဒိဇ္ဇော၊ အ မျက်ထွက်ခြင်းဟူသော ငြောင့်တံသင်းလည်းကောင်း၊ ဥပနာဟော၊ ရန် ဗြူး ဖွဲ့ခြင်း (လ)၊ သဗ္ဗာကုသလောဘိသင်္ခါ၊ ရာဂိလော၊ အထုံးရုံသော အကုသိုလ်

အဘိသင်္ခါရတည်းဟူသော ပြောင့်တံသင်းတို့ လည်းကောင်း၊ တေခိုသာ၊
ထိုးပြောင့်တံသင်းတို့ကို၊ ဘဂဝတော၊ တုန်းတော် ငြီးသော၊ ဗုဒ္ဓဿ၊ မြတ်
စွာထုရားသည်၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ဥစ္ဆိန္နမူလော၊ အရင်းကိုဖြတ်အပ်
ကုန်ပြီ၊ ဘာဿဝတ္ထုကတော၊ ထန်းပင်ခုတ်ကဲ့သို့ပြုအပ်ကုန်ပြီ၊ အနာဘာဝံ
ဂဿ၊ တဘန်မဖြစ်ခြင်းသို့ရောက်ကုန်ပြီ၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါ
ဒဓမ္မာ၊ တဘန်မဖြစ်ခြင်းသဘောရှိဟုန်ပြီ၊ ဘသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်
စွာထုရားသည်၊ အခလိနော၊ ပြောင့်တံသင်းမရှိ၊ ပရိဘာနဝါတိ၊ ပရိဘာနဝါ
ဟူသည်ကား၊ ပရိယတ္တိပရိဘာနဝါ၊ ပရိယတ်ကိုသိသော ပညာရှိလည်း
ကောင်း၊ ပရိပုစ္ဆာပရိဘာနဝါ၊ အကျိုးအနက်ကိုသိသော ပညာရှိလည်း
ကောင်း၊ အဓိဂမပရိဘာနဝါ၊ လောကုတ္တရာကို သိသော ပညာရှိလည်း
ကောင်း၊ ဣတိ၊ ဤသို့၊ ပရိဘာနဝါ၊ ပညာရှိတို့သည်၊ တယော၊ သုံးယောက်
တို့ဘည်း၊ ပရိယတ္တိပရိဘာနဝါ၊ ပရိယတ်ကိုသိသော ပညာရှိသည်၊ က
တမော၊ အဘယ်နည်း၊ ဣဓ၊ ဤသာသနာတော်၌၊ ဧကဗ္ဗဿ၊ အချို့သောသူ
အား၊ ပကဟိ သာ၊ သဘောအားဖြင့်၊ သုတ္တံ၊ သုတ်ကို၊ ဂေယျံ၊ ဂေယျကို၊ ဝေ
ယျာကရဏံ၊ ဝေယျာကရဏကို၊ ဂါဿ၊ ဂါဿကို၊ ဥဒါနာ၊ ဥဒါန်းကို၊
ဣတိဝုတ္တကံ၊ ဣတိဝုတ်ကို၊ ဇာတကံ၊ ဇာတ်ကို၊ အတ္တုတဓမ္မံ၊ အတ္တုတဓမ္မ
ကို၊ ဝေဒလ္လံ၊ ဝေဒလ္လကို၊ ပရိယာပုဗ္ဗံ၊ သင်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ တ
ဿ၊ ထိုသူအား၊ ပရိယတ္တိံ၊ သင်ခြင်းကို၊ နိဿာယ၊ မြီ၍၊ ပရိဘာယတိ၊
ဥာဏံသို့ရှေ့ရှုဖြစ်၏၊ အယံ၊ ဤသူသည်၊ ပရိယတ္တိပရိဘာနဝါ၊ ပရိယတ်ကို
သိသောပညာရှိမည်၏၊ ပရိပုစ္ဆာပရိဘာနဝါ၊ အကျိုးအနက်ကိုသိသော
ပညာရှိသည်၊ ကတမော၊ အဘယ်နည်း၊ ဣဓ၊ ဤသာသနာတော်၌၊ ဧကဗ္ဗော၊
အချို့သောသူသည်၊ အတ္ထေစ၊ အကျိုးအနက်၌လည်းကောင်း၊ ဥာယေစ၊ အ
ကြောင်းအနက်၌လည်းကောင်း၊ လက္ခဏေစ၊ လက္ခဏာ၌လည်းကောင်း၊
ကာရဏေစ၊ အကြောင်း၌လည်းကောင်း၊ ဌာနာဌာနေစ၊ အရာဟုတ်သည်မ
ဟုတ်သည်၌လည်းကောင်း၊ ပရိပုစ္ဆိတာ၊ မေးတတ်သည်၊ ဟောတိ ဖြစ်၏၊
တဿ၊ ထိုသူအား၊ ပရိပုစ္ဆံ၊ မေးခြင်းကို၊ နိဿာယ၊ မြီ၍၊ ပရိဘာယတိ၊
ဥာဏံသို့ရှေ့ရှုဖြစ်၏၊ အယံ၊ ဤသူသည်၊ ပရိပုစ္ဆာပရိဘာနဝါ၊ အကျိုးအ
နက်ကိုသိသောပညာရှိမည်၏၊ အဓိဂမပရိဘာနဝါ၊ လောကုတ္တရာကိုသိ
သောပညာရှိသည်၊ ကတမော၊ အဘယ်နည်း၊ ဣဓ၊ ဤသာသနာတော်၌၊
ဧကဗ္ဗဿ၊ အချို့သောပုဂ္ဂိုလ်အား၊ စတ္တာရော၊ လေးပါးကုန်သော၊ သတိ
ပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့ကိုလည်းကောင်း၊ စတ္တာရော၊ လေးပါးကုန်သော၊



သမ္ပပ္ပဝေဒနာ၊ သမ္ပပ္ပဝေဒနာတို့ကိုလည်းကောင်း၊ စက္ကာရော၊ ထေးပါးကုန်သော၊
 ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့ကိုလည်းကောင်း၊ ပဋိန္ဒြိယာနိ၊ ငါးပါးကုန်သောဣန္ဒြိတို့
 ကိုလည်းကောင်း၊ ပဋ္ဌဗာသာနိ၊ ငါးပါးကုန်သော ချိတ်တို့ကိုလည်းကောင်း၊
 သတ္တဗောဇ္ဈင်္ဂါ၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့ကိုလည်းကောင်း၊ အရိယော၊
 မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂေါ၊ မင်္ဂလ်ကိုလည်း
 ကောင်း၊ စက္ကာရောစအရိယမဂ္ဂေါ၊ ထေးပါးကုန်သောအရိယမင်္ဂလ်တို့ကိုလည်း
 စက္ကာရိစသာမညဗာသာနိ၊ ထေးပါးကုန်သော သာမညဗိတ်တို့ကို လည်း
 ကောင်း၊ စတသောပဋိသန္တိဒါယော၊ ထေးပါးကုန်သောပဋိသန္တိဒါတို့ကို
 လည်းကောင်း၊ ဆအဘိညာယော၊ ခြောက်ပါးကုန်သော အဘိညာဉ်တို့
 ကိုလည်းကောင်း၊ အဓိဂတာ၊ ထိအပ်ရအင်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
 တဿ၊ ထိုပုဂ္ဂိုလ်အား၊ အတ္ထော၊ အကျိုးသည်၊ ဥာတော၊ ထင်ရှား၏၊ ဓမ္မော၊
 အကြောင်းသည်၊ ဥာတော၊ ထင်ရှား၏၊ နိရုတ္တိယဒ္ဓါသည်၊ ဥာတော၊ ထင်
 ရှား၏၊ အတ္ထော၊ အကျိုးသည်၊ ဥာတော၊ ထင်ရှားသည်ရှိသော်၊ အတ္ထော၊
 အကျိုးသည်၊ ပဋိဘာယတိ၊ ဥာတော်သို့ရှေ့ရှုဖြစ်၏၊ ဓမ္မော၊ အကြောင်းသည်၊
 ဥာတော၊ ထင်ရှားသည်ရှိသော်၊ ဓမ္မော၊ အကြောင်းသည်၊ ပဋိဘာယတိ၊ ဥာတော်
 သို့ရှေ့ရှုဖြစ်၏၊ နိရုတ္တိယဒ္ဓါသည်၊ ဥာတော်ယ၊ ထင်ရှားသည်ရှိသော်၊
 နိရုတ္တိယဒ္ဓါသည်၊ ပဋိဘာယတိ၊ ဥာတော်သို့ရှေ့ရှုဖြစ်၏၊ တိသု၊ သုံးပါးကုန်
 သော၊ ဣမေသုညာဏေသု၊ ဤဥာတော်တို့နှင့် ဥာတော်၊ ထိခြင်းသည်၊ ပဋိဘာန
 ပဋိသန္တိဒါ၊ ပဋိဘာနပဋိသန္တိဒါမည်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဣမာ
 ယပဋိဘာနပဋိသန္တိဒါယ၊ ဤပဋိဘာနပဋိသန္တိဒါနှင့် ဥပေတော၊ ပြည့်စုံ
 တော်မူ၏၊ သမုပေတော၊ ကောင်းစွာပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍တည်
 ၏၊ သမုပါဂတော၊ ကောင်းစွာကပ်၍တည်၏၊ ဥပပန္နော၊ မကင်းသည်ဖြစ်
 ၏၊ သမ္ပန္နော၊ သမ္ပယုတ်ဖြစ်၏၊ သမန္နာဂတော၊ ပြည့်စုံခြင်းသို့ ရောက်၏၊
 တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပဋိဘာနဝါ၊ ပဋိဘာနပဋိ
 သန္တိဒါနှင့်ပြည့်စုံတော်မူ၏၊ ယသ၊ အကြင်သူအား၊ ပရိယတ္တိ၊ သင်ခြင်း
 သည်၊ နတ္ထိ၊ မရှိ၊ ပရိပုစ္ဆာ၊ မေးခြင်းသည်၊ နတ္ထိ၊ မရှိ၊ အဓိဂမော၊ လောကုတ္တ
 ရာကိုရခြင်းသည်၊ နတ္ထိ၊ မရှိ၊ တဿ၊ ထိုသူအား၊ ဟိ၊ အဘယ်မှာလျှင်၊ ပဋိ
 ဘာယိသတိ၊ ဥာတော်သို့ ရှေ့ရှုဖြစ်သတ္တံ့နည်း၊ ဣတိအယံ၊ ဤသည်လျှင်၊
 အဝိဇော၊ ပဋိဘာနဝါတိ ပဒသ၊ အဝိဇောပဋိဘာနဝါ ဟူသော ပုဒ်၏၊
 အတ္ထော၊ အနက်သည်၊ ဟောန၊ ထိုကြောင့်၊ ထေရောပိဂိယော၊ ထိုပိဂိယ
 မထေရ်သည်၊ သေဗ္ဗိယောပဝီဒါမိ၊ သုတ္တာနုရုနိနောဝစော၊ ပိဝုစ္ဆ

ဒနောသံဗုဒ္ဓေါ၊ အနိဏောပဋိဘာနဝါတိ၊ ဇေသတိယျောပသိဒါမိ၊ သုတ္တာန
ရုနိနောဝစော၊ ဝိဝေဇ္ဇန္တဒနောသံဗုဒ္ဓေါ၊ အနိဏောပဋိဘာနဝါဟူ၍၊ အာ
ဟ၊ ဆိုပြီ။ ။

ပညာနန္တကရော၊ အမေပုတ္တပညာတို့၏အဆုံးကိုပြုတတ်သော၊ ကိန်
ပဋိဘာနဝံ၊ ယုံမှားကုန်ပြီဟူ၍ ဝန်ခံကုန်သောသူတို့၏၊ သုတ္တာ၊ ဆရာဖြစ်
တော်မူသောမြတ်စွာဘုရားသည်၊ ပရောပရံ၊ မိမိ၏လည်းကောင်း၊ သူတ
ပါး၏လည်းကောင်း၊ အတိဒေဝေ၊ အလွန်သောဝိသုဒ္ဓိနတ်အဖြစ်ကိုပြုတတ်
ကုန်သောတရားတို့ကို၊ အဘိညာယ၊ သိ၍၊ သဗ္ဗံ၊ အလုံးစုံကို၊ ဝေဒိ၊ သင်တော်
မူပြီ။ အတိဒေဝေအဘိညာယာတိ ဧတ္ထပဒေ၊ အတိဒေဝေအဘိညာယ
ဟုသော ဤဝန်ခံ၊ ဒေဝါတိ၊ ဒေဝါဟူသည်ကား၊ သမ္ဗုတိဒေဝါ၊ သမ္ဗုတိနတ်
လည်းကောင်း၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်တို့လည်းကောင်း၊ ဝိသုဒ္ဓိဒေဝါ၊
ဝိသုဒ္ဓိနတ်တို့ လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒေဝါ၊ နတ်တို့သည်၊ တယော၊
သုံးပါးတို့တည်း၊ သမ္ဗုတိဒေဝါ၊ သမ္ဗုတိနတ်တို့သည်၊ ကတမေ၊ အဘယ်
သည်တို့နည်း၊ ရာဇာနောစ၊ မင်းတို့ကိုလည်းကောင်း၊ ရာဇကုမာရောစ၊
မင်းသားတို့ကိုလည်းကောင်း၊ ဒေဝိယောမ၊ မိဖုရားတို့ကိုလည်းကောင်း၊
သမ္ဗုတိဒေဝါ၊ သမ္ဗုတိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဣမေ၊ ဤသည်
တို့ကို၊ သမ္ဗုတိဒေဝါ၊ သမ္ဗုတိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဥပပတ္တိဒေ
ဝါ၊ ဥပပတ္တိနတ်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ စာတုမဟာ
ရာဇိကာဒေဝါ၊ စာတုမဟာရာဇ်နတ်တို့ကိုလည်းကောင်း၊ တာဝတိံသာ
ဒေဝါ၊ တာဝတိံသာ နတ်တို့ကို လည်းကောင်း၊ (လ)၊ ဗြာဟ္မ ကာယိကဒေ
ဝါ၊ ရူပါဝစရေဗြဟ္မာတို့ကိုလည်းကောင်း၊ တဒုပရိ၊ ထိုရူပါဝစရေဗြဟ္မာတို့၏
အထက်၌ ဖြစ်ကုန်သော၊ ယေစဒေဝါ၊ အကြင်အရူပါဝစရ ဗြဟ္မာတို့ကို
လည်းကောင်း၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဣ
မေ၊ ဤသည်တို့ကို၊ ဥပပတ္တိဒေဝါ၊ ဥပပတ္တိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်
၏၊ ဝိသုဒ္ဓိဒေဝါ၊ ဝိသုဒ္ဓိနတ်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ တ
ထာဝတာ၊ မြတ်စွာဘုရားတို့ကို လည်းကောင်း၊ တထာဝကသာဝကာ၊
မြတ်စွာဘုရား၏ တပည့်တို့ကို လည်းကောင်း၊ ဝိတာသဝါ၊ ကုန်ပြီးသော
အာသဝေါရှိကုန်သော၊ အရဟန္တော၊ ရဟန္တာတို့ကိုလည်းကောင်း၊ ယေစ
ပစ္စေကသမ္ဗုဒ္ဓေါ၊ အကြင်ပစ္စေက ဗုဒ္ဓါတို့ကို လည်းကောင်း၊ ဝိသုဒ္ဓိဒေဝါ၊
ဝိသုဒ္ဓိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဣမေ၊ ဤသည်တို့ကို၊ ဝိသုဒ္ဓိဒေ
ဝါ၊ ဝိသုဒ္ဓိနတ်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊

သဗ္ဗတိဒေဝေါ၊ သဗ္ဗတိနတ်တို့ကို၊ အတိဒေဝါတိ၊ လူန့်သောနတ်၏အဖြစ်ကို ပြုတတ်ကုန်သောတရားတို့ဟူ၍၊ အဘိညာယ၊ အလွန်သိ၍၊ ဥပပတ္တိဒေဝေ၊ ဥပပတ္တိနတ်တို့ကို၊ အတိဒေဝါတိ၊ အလွန်သောနတ်၏အဖြစ်ကို ပြုတတ်ကုန်သောတရားတို့ဟူ၍၊ အဘိညာယ၊ အလွန်သိ၍၊ ဝိသုဒ္ဓိဒေဝေ၊ ဝိသုဒ္ဓိနတ်တို့ကို၊ အတိဒေဝါတိ၊ အလွန်သောနတ်၏ အဖြစ်ကို ပြုတတ်ကုန်သောတရားတို့ဟူ၍၊ အဘိညာယ၊ အလွန်သိ၍၊ တုထယိတွာ၊ နှိုင်းချိန်၍၊ တိရုယိတွာ၊ ရုံးစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားပြု၍၊ ဣဘိအယံ၊ ဤသည်အောင်၊ အတိဒေဝေအဘိညာယာတိပဒဿ၊ အတိဒေဝအဘိညာယဟူသောပုဒ်၏အတ္ထော၊ အနက်ထည်း၊ သဗ္ဗဝေဒိပရောပနန္တိ၊ သဗ္ဗဝေဒိပရောပရံ ဟူသည်ကား၊ ဘဂဝေါ၊ မြတ်စွာဘုရားသည်၊ အတ္တနောစ၊ မိမိ၏ထည်းကောင်း၊ ပရေသဉ္စ၊ သူတပါးတို့၏ ထည်းကောင်း၊ အတိဒေဝကရာ၊ အလွန်သောနတ်၏ အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ ဝေဒိအညာယိ၊ သိတော်မူပြီ၊ အပယိ၊ မြင်ပြီ၊ ပရိဝိဇ္ဈိ၊ ထိုးထွင်း၍သိပြီ၊ အတ္တနော၊ မိမိ၏၊ အတိဒေဝကရာဓမ္မာ၊ အလွန်သောနတ်၏ အဖြစ်ကို ပြုတတ်ကုန်သော တရားတို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ သဗ္ဗပရိပဒါ၊ ကောင်းသော အကျင့်ကိုထည်းကောင်း၊ အနုလောမပရိပဒါ၊ ထောင်သောအကျင့်ကိုထည်းကောင်း၊ အပစ္စနိကပရိပဒါ၊ မဆန့်ကျင်သောအကျင့်ကို ထည်းကောင်း၊ ဓမ္မာနုဓမ္မာပရိပဒါ၊ ထောကုတ္တရာတရားနှင့်ထောင်သောအကျင့်ကိုထည်းကောင်း၊ သီလေသု၊ သီလတို့၌၊ ပရိပူရိကာရိတာ၊ ပြည့်စုံခြင်းကိုပြုလေ့ရှိသည်၏ အဖြစ်ထည်းကောင်း၊ ဣန္ဒြိယေသု၊ စက္ခုစသောဣန္ဒြိယတို့၌၊ ဂုတ္တန္တိရတာ၊ ထုံခြုံစွာစောင့်သော တံခါးရှိသည်၏ အဖြစ်ထည်းကောင်း၊ ဘောဇနော၊ စားခြင်း၌၊ မတ္တညုတာ၊ အတိုင်းအမှည်ကိုသိသည်၏အဖြစ်ထည်းကောင်း၊ ဇာဂရိယာနုယောဂေါ၊ နိုးကြားခြင်းနှင့် ဟုဉ်ခြင်းလည်းကောင်း၊ သတိသမ္ပဇဉ်၊ သတိပညာအဆင်အကြင်ရှိသည်၏အဖြစ်ထည်းကောင်း၊ စတ္တာရော သတိပဋ္ဌာနာ၊ ထေးပါးကုန်သောသတိပဋ္ဌာန်တို့ထည်းကောင်း၊ (ပ)၊ အရိယော၊ မြတ်သော၊ အဋ္ဌဂီကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂေါ၊ မဂ်ထည်းကောင်း၊ ဣမေ ဤသည်တို့ကို၊ အတ္တနော၊ မိမိ၏၊ အတိဒေဝကရာဓမ္မာ၊ အလွန်သောနတ်၏အဖြစ်ကို ပြုတတ်ကုန်သောတရားတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ပရေသံ၊ သူတပါးတို့၏၊ အတိဒေဝကရာဓမ္မာ အလွန်သောနတ်တို့၏အဖြစ်ကို ပြုတတ်ကုန်သောတရားတို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ သဗ္ဗပရိပဒါ၊ ကောင်းသောအ



ကျင့်ကိုလည်းကောင်း၊ (လ)၊ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်
ပါးနှင့်ပြည့်စုံသော၊ မဂ္ဂေ၊ မဂ်လည်းကောင်း၊ ဣမေ၊ ဤသည်တို့ကို၊ ပရေ
သံ၊ သူငယ်၊ တို့၏၊ အတိဒေဝကရာဇေ၊ အလွန်သောနတ်တို့၏ အဖြစ်ကို
ပြုတတ်ကုန်သောတရားတို့ဟူ၍၊ ဝုပ္ပန္တိ၊ ထိုအပ်ကုန်၏၊ ဝေ၊ ဤသို့၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ အတ္တနောစ၊ ကိုယ်တော်၏ လည်းကောင်း၊ ပရေ
သဉ္စ၊ သူငယ်တို့၏ လည်းကောင်း၊ အတိဒေဝကရာဇေ၊ အလွန်သော
နတ်တို့၏ အဖြစ်ကို ပြုတတ်ကုန်သော တရားတို့ကို၊ ဝေဒိအညာသိ၊ သိ
တော်မူပြီ၊ အပသိ၊ မြင်ပြီ၊ ပရိဝေဇ္ဈိ၊ ထိုးထွင်း၍သိပြီ၊ ဣတိအယံ၊ ဤသည်
လျှင်၊ သဗ္ဗဝေဒိပရောပဓန္တိ၊ ပဒသ၊ သဗ္ဗဝေဒိပရော၊ ပရိဟူသော ဤဝန်ခွဲ၊
အတ္ထော၊ အနက်တည်း၊ ပဉ္စာနန္တကရောသတ္ထာတိ၊ ပဉ္စာနန္တကရောသတ္ထာ
ဟု လည်းကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝါရာယနိကပဉ္စာနံ၊ ဝါရာယနိ
ကသုတ္တန်ကိုနာကုန်သောပုစ္ဆာတို့၏အမေးတို့၏၊ အန္တကရော၊ အဆုံးကို
ပြုတော်မူတတ်၏၊ ပရိယန္တကရော၊ အထွဋ်ကိုပြုတတ်၏၊ ပရိစ္ဆေဒကရော၊
အပိုင်းအခြားကိုပြုတတ်၏၊ ပရိဝေဇ္ဈမကရော၊ နိဂုံးကို ပြုတတ်၏၊ ဝိဂီယ
ပဉ္စာနံ၊ ဝိဂီယပုဂ္ဂိုလ်၏ အမေးတို့၏၊ အန္တကရော၊ အဆုံးကိုပြုတော်မူတတ်
၏၊ ပရိယန္တကရော၊ အထွဋ်ကိုပြုတတ်၏၊ ပရိစ္ဆေဒကရော၊ အပိုင်းအခြား
ကိုပြုတတ်၏၊ ပရိဝေဇ္ဈမကရော၊ နိဂုံးကိုပြုတတ်၏၊ သတ္ထပဉ္စာနံ၊ သိကြား၏
အမေးတို့၏၊ သုယာမပဉ္စာနံ၊ သုယာမနတ်မင်း၏အမေးတို့၏၊ ဘိက္ခုပဉ္စာနံ၊
ရဟန်းယောကျ်ားအမေးတို့၏၊ ဘိက္ခုနိပဉ္စာနံ၊ ရဟန်းမိန်းမ အမေးတို့၏၊
ဥပါသကပဉ္စာနံ၊ သီတင်းသည်ယောကျ်ားအမေးတို့၏၊ ဥပါသိကပဉ္စာနံ၊ သီ
တင်းသည်မိန်းမအမေးတို့၏၊ ရာဇာပဉ္စာနံ၊ မင်း၏အမေးတို့၏၊ ခတ္တိယပဉ္စာနံ
အဘိသိသိက် ခံသောမင်း၏ အမေးတို့၏၊ ဗြာဟ္မဏဝေသသုဒ္ဓပဉ္စာနံ၊
ပုဂ္ဂိုလ်သုတ္တံသုဆင်းရဲအမေးတို့၏၊ ဒေဝပဉ္စာနံ၊ နတ်အမေးတို့၏၊ ဗြဟ္မ
ပဉ္စာနံ၊ ဗြဟ္မာအမေးတို့၏၊ အန္တကရော၊ အဆုံးကိုပြုတော်မူတတ်၏၊ ပရိယ
န္တကရော၊ အထွဋ်ကိုပြုတော်မူတတ်၏၊ ပရိစ္ဆေဒကရော၊ အပိုင်းအခြားကို
ပြုတော်မူတတ်၏၊ ပရိဝေဇ္ဈမကရော၊ နိဂုံးကို ပြုတော်မူတတ်၏၊ ဣတိအ
ယံ ဤသည်လျှင်၊ ပဉ္စာနန္တကရောတိပဒသ၊ ပဉ္စာနန္တကရောတိ ဟူသော
ဝန်ခွဲ၊ အတ္ထော၊ အနက်တည်း၊ သတ္ထာတိ၊ သတ္ထာဟူသည်ကား၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ သတ္ထဝါဟော၊ ထွဋ်မှူးဖြစ်တော်မူ၏၊ သတ္ထဝါဟော၊
ထွဋ်မှူးသည်၊ သတ္ထော၊ ထွဋ်ကုန်သည်တို့ကို၊ ကန္တာရံ၊ ဘေးရှိသောအရပ်
ကို၊ တာရေတိယံသာ၊ လွန်စေသကဲ့သို့၊ စောရကန္တာရံ၊ မိုးသွရှိသောအရပ်

ကို၊ တာရေတိယထာ၊ လွန်စေသကဲ့သို့၊ ဝါဠကန္တာရံ၊ သားရဲရှိသောအရပ်
ကို၊ တာရေတိယထာ၊ လွန်စေသကဲ့သို့၊ နန္ဒိက္ခကန္တာရံ၊ ငတ်ပွတ်ခြင်းရှိ
သောအရပ်ကို၊ တာရေတိယထာ၊ လွန်စေသကဲ့သို့၊ နိရောဒကန္တာရံ၊ ရှေ့
မရှိသောအရပ်ကို၊ တာရေတိယထာ၊ လွန်စေသကဲ့သို့၊ ဥတ္တာရေတိယထာ၊
ရှေ့ရှုဆောင်ချက်လွန်စေသကဲ့သို့၊ နိတ္တာရေတိယထာ၊ ထုတ်သည်ဖြစ်၍၊
လွန်စေသကဲ့သို့၊ ပဟာရေ ဗာယထာ၊ လက်ဖြင့်ယူ၍လွန်စေသကဲ့သို့၊ ခေမ
န္တာရံ၊ ဘေးမရှိသောမြေသို့၊ သံပါပေတိယထာ၊ ရှေ့စေသကဲ့သို့၊ ဝေမေ
ဝါ၊ ဤအတူသာလျှင်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္တဝါဟော၊ ဟုတ်မှူး
ကော်ဖြစ်လျက်၊ သတ္တဝါ၊ ဝေနေယျသတ္တဝါတို့ကို၊ ကန္တာရံ၊ ထုတ်နိုင်ခဲ့
သောအရပ်သို့၊ တာရေတိ၊ လွန်စေတော်မူ၏။ ဇာတိကန္တာရံ၊ ဇာတိဟူ
သောခရီးခဲကို၊ တာရေတိ၊ လွန်စေ၏။ ဇရာဗျာဓိမရထာသောကပရိဒေဝဒုက္ခ
ဒေါမနသယုပါယသကန္တာရံ၊ အိုခြင်း နာခြင်းသေခြင်း၊ စိုးရိမ်ခြင်းငိုကြွေး
ခြင်းဆင်းရဲခြင်း နှလုံးမသာခြင်း ပင်ပန်းခြင်းဟူသော ခရီးခဲကို၊ တာရေ
တိ၊ လွန်စေ၏။ ရာဂကန္တာရံ၊ ရာဂဟူသော ခရီးခဲကို၊ တာရေတိ၊ လွန်
စေ၏။ ဒေါသ မောဟမာနဒိဋ္ဌိ ကိလေသာ ဒုစရိတကန္တာရံ၊ ဒေါသမောဟ
မာနဒိဋ္ဌိကိလေသာ ဒုစရိတ်ဟူသော ခရီးခဲကို၊ တာရေတိ၊ လွန်စေ၏။
ရာဂဂဟနံ၊ ရာဂဟူသောဂြိုဟ်ကို၊ တာရေတိ၊ လွန်စေ၏။ ဒေါသဂဟနံ၊
ဒေါသ ဟူသောဂြိုဟ်ကို၊ တာရေတိ၊ လွန်စေ၏။ မောဟဂဟနံ၊ မောဟ
ဟူသောဂြိုဟ်ကို၊ တာရေတိ၊ လွန်စေ၏။ ဒိဋ္ဌိကိလေသာဒုစရိတဂဟနံ၊ ဒိဋ္ဌိကိ
လေသာဒုစရိတ်ဟူသောဂြိုဟ်ကို၊ တာရေတိ၊ လွန်စေ၏။ ဥတ္တာရေတိ၊ ရှေ့ရှု
ဆောင်ချက်လွန်စေ၏။ နိတ္တာရေတိ၊ ထုတ်သည်ဖြစ်၍လွန်စေ၏။ ပဟာရေ
တိ၊ လက်ဖြင့်ယူထားသကဲ့သို့ လွန်စေ၏။ ခေမန္တာရံ၊ ဘေးမရှိသောအရပ်ဖြစ်
သောအမတ်၊ သေးခြင်းကင်းသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ သံပါပေတိ၊ ရှေ့က
စေ၏။ ဣတိဇေဝိ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္တဝါဟော၊
ဟုတ်မှူးဖြစ်တော်မူ၏။ အထဝါ၊ တနည်းကား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
နေတာ၊ ဝေနေယျသတ္တဝါတို့ကို သံသရာတည်းဟူသော ဘေးမှနိဗ္ဗာန်ဟူ
သော ဘေးမရှိရာသို့ ဆောင်တတ်၏။ ဝိနေတာ၊ ယံဝရေပိနယဖြင့်အထူး
ဆောင်တတ်၏။ အနုနေတာ၊ ယံဌားခြင်းကို ဖြတ်သောအားဖြင့် အစဉ်အ
တိုင်းဆောင်တတ်၏။ ပညာပေတာ၊ အကျိုးအနက်ကို သိစေတတ်၏။ နိဗ္ဗာ
ပေတာ၊ အကျိုးအနက်ကိုရှုစေတတ်၏။ ဝေက္ခတာ၊ ပရိပတ်ကို ဟုတ်သော
အားဖြင့်စွဲစေတတ်၏။ ဝသာဒေတာ၊ ပရိပတ်၏ အကျိုးဖြင့် ကြည်ညိုစေ

ထတ်၏။ ဇေတိဝေဒ္ဓိ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္ထဝါ
 ဟော၊ သတ္ထဝါဟမည်တော်မူ၏။ အထင်၊ တနည်းကား၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ အနိပ္ပန္နံ၊ မဖြစ်ဘူးသေးသော၊ မဂ္ဂဿ၊ အရိယမဂ်ကို၊ ဥပ္ပါ
 ဒေတာ၊ ဖြစ်စေတော်မူတတ်၏။ အသညာတာဿ၊ ဝေနေယျတို့၌ မဖြစ်ဘူး
 သေးသော၊ မဂ္ဂဿ၊ အရိယမဂ်ကို၊ သညာနေတာ၊ ကောင်းစွာ ဖြစ်စေတတ်၏။
 အနက္ခာတာဿ၊ မဟောဘူးသေးသော၊ မဂ္ဂဿ၊ အရိယမဂ်ကို၊ အက္ခတာ၊
 ဟောတော်မူတတ်၏။ မဂ္ဂည၊ ကိုယ်တော်၌ ဖြစ်သော အရိယမဂ်ကို သိကတ်
 ၏၊ မဂ္ဂဝိဒ္ဓ၊ သတ္တဝါ၌ ဖြစ်သော အရိယမဂ်ကို သိတတ်၏။ မဂ္ဂကောဝိဒေါ၊
 ကြားအပ်သောမဂ်၌လိမ္မာ၏။ အဿ၊ ထိုမြတ်စွာဘုရား၏။ သာဝကာ၊ တ
 ပည့်ဘို့သည်၊ ဇောရဟိ၊ ယခုအခါ၌၊ မဂ္ဂါနုဂါစပန၊ မြတ်စွာဘုရား၏ အကျင့်
 တည်းဟူသောခရီးသို့ အစဉ်သွားကုန်သည်ဖြစ်၍၊ ဝိဟမန္တိ၊ နေကုန်၏။
 ပစ္ဆိမာယမန္တာဂတော၊ နောက်၌ သီလစသောဂုဏ်နှင့်ပြည့်စုံကုန်၏။ ဣတိဇ
 ဝေဒ္ဓိ၊ ဤသို့လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္ထဝါဟော၊ သတ္ထဝါဟ
 မည်တော်မူ၏။ ဣတိအယံ၊ ဤသည်လျှင်၊ ပဉ္စနန္တကရောသတ္ထာတိပဒဿ၊
 ပဉ္စနန္တကရောသတ္ထာ ဟူသောပုဒ်၏။ အတ္ထော၊ အနက်လည်း၊ ကင်္ခိနံပဋိ
 ဇာနတန္တိ၊ ကင်္ခိနံပဋိဇာနတံဟူသည်ကား၊ သကင်္ခိ၊ ယုံမှားရှိကုန်သောသူ
 တို့သည်၊ အာဂတ္တံ၊ လာကုန်၍၊ နိက္ကင်္ခိ၊ ယုံမှားကင်းခြင်းတို့သို့၊ သံပဇ္ဇန္တိ၊
 ကောင်းစွာရောက်ကုန်၏။ သံလေခါ၊ ရေးချစ်ခြင်းရှိကုန်သော သူတို့သည်၊
 သည်၊ အာဂတ္တံ၊ လာကုန်၍၊ နိဇ္ဈေခါ၊ ရေးချစ်ခြင်းကင်းခြင်းတို့သို့၊ သံပဇ္ဇန္တိ၊
 ရောက်ကုန်၏။ သန္တေဋ္ဌကာ၊ နှလုံးနှလွှဲ ရှိကုန်သော သူတို့သည်၊ အာဂတ္တံ၊
 လာကုန်၍၊ နိန္ဒေဋ္ဌကာ၊ နှလုံးနှလွှဲမရှိခြင်းတို့သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်၏။ သ
 ဝိပိကိန္တု၊ ဝိပိကိန္တုရှိကုန်သောသူတို့သည်၊ အာဂတ္တံ၊ လာကုန်၍၊ နိဗ္ဗိဝိပိ
 ကိန္တု၊ ဝိပိကိန္တုမရှိခြင်းတို့သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်၏။ သရာဂါ၊ ရာဂ
 ရှိကုန်သောသူတို့သည်၊ အာဂတ္တံ၊ လာကုန်၍၊ ဝိတရာဂါ၊ ရာဂမရှိခြင်းတို့
 သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်၏။ သဒေါသာ၊ ဒေါသရှိကုန်သော သူတို့သည်၊ အာ
 ဂတ္တံ၊ လာကုန်၍၊ ဝိတဒေါသာ၊ ဒေါသမရှိခြင်းတို့သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်
 ၏။ သမောဟာ၊ မောဟရှိကုန်သောသူတို့သည်၊ အာဂတ္တံ၊ လာကုန်၍၊ ဝိတ
 မောဟာ၊ မောဟမရှိခြင်းတို့သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်၏။ သကိလေသာ၊ ကိ
 လေသာရှိကုန်သောသူတို့သည်၊ အာဂတ္တံ၊ လာကုန်၍၊ နိက္ကိလေသာ၊ ကိလေ
 သာမရှိခြင်းတို့သို့၊ သံပဇ္ဇန္တိ၊ ရောက်ကုန်၏။ ဣတိအယံ၊ ဤသည်လျှင်၊ ကင်္ခိ
 ပဋိဇာနတန္တိ ပဒဿ၊ ကင်္ခိနံပဋိဇာနတံ ဟူသောပုဒ်၏။ အတ္ထော၊ အနက်

တည်း၊ တေန၊ ယိကြောင့်၊ ထေရောပိဝီယော၊ ပိဝီယမထေရ်သည်၊ အထိဒေ
ဝေအဘိညာယ သဗ္ဗံဝေဒိပရောပရံ ပဉ္စနန္ဒကရောသတ္ထာကနိနိပဒိဇာန
တန္တိ၊ အထိဒေဝေအဘိညာယသဗ္ဗံ ဝေဒိပရောပရံပဉ္စနန္ဒကရောသတ္ထာ
ကနိနိပဒိဇာနတံဟူ၍၊ အာဟ၊ ဆိုပြီ။ ။

ယသ၊ အကြင်နိဗ္ဗာန်အား၊ ကွပ်၊ တရံတရုန္တိ၊ ဥပမာ၊ ဥပမာသည်၊ နတ္ထိ၊ မရှိ
အသံဟိရံ၊ ရာဂစသည်တို့ဖြင့် ယိုယွင်းခြင်းမရှိထင်သော၊ အသံကုပ္ပံ၊ ပျက်
ခြင်းမရှိသောအနုပ္ပါဒ်သောနိဗ္ဗာန်၊ နဘေတံသိ၊ အရွှါ၊ စင်စစ်ထွင်း၊ ဝမိသ္မာမိ၊
ငါ့ရောက်အံ့၊ မေ၊ ငါ့အား၊ ဧတ္ထ၊ ဤနိဗ္ဗာန်၌၊ ကင်္ခါ၊ ယံရှားခြင်းသည်၊ နတ္ထိ၊ မရှိ၊
မံ၊ အကျွန်ုပ်ကို၊ ဧဝံ၊ ဤသို့၊ အဓိရတ္တစိတ္တံ၊ သဒ္ဓါဖြင့်နိဗ္ဗာန်သို့ လွတ်သောစိတ်
ရှိသောသူဟူ၍၊ ဒါရေဟိ၊ အရှင်ဘုရား မှတ်တော်မူပါလော့၊ ဣတံ၊ ဤသို့၊
ထေရောပိဝီယော၊ အရှင်ပိဝီယမထေရ်သည်၊ အဝေါစ၊ ဝျောက်ပြီ၊ အသံ
ဟိရံအသံကုပ္ပန္တိ ဧတ္ထပဒေ၊ အသံဟိရံ အသံကုပ္ပံ ဟူသော ဤဝုဒ္ဓိ၊
အမတ်၊ သေခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ အသံဟိရံ၊ အသံဟိရံဟူ၍၊
ဝုတ္တတိ၊ ဆိုအပ်၏၊ (ဇ)၊ ယောဝသော၊ အကြင်တရားသည်၊ သဗ္ဗသင်္ခါရသမ
ထော၊ အလုံးစုံကုန်သောသင်္ခါရတို့၏ငြိမ်းရာဖြစ်၏၊ သဗ္ဗပဓိပနိနိဿဂ္ဂေါ၊
အလုံးစုံ ကုန်သော ဥပမိတို့၏စွန့်ရာဖြစ်၏၊ တဏှာက္ခယော၊ တဏှာ၏
ကုန်ရာဖြစ်၏၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ နိရောဓော၊ ရာဂ၏ချုပ်ရာ
ဖြစ်၏၊ နိဗ္ဗာန်၊ တဏှာမှထွက်မြောက်ရာဖြစ်၏၊ အသံ၊ ဤသဘောတရား
ကို၊ အသံဟိရံ၊ အသံဟိရံဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ရာဂေန၊ ရာဂဖြင့်၊ အသံဟ
ရိယတိ၊ ယိုယွင်းထွင်ရှားခြင်းမရှိ၊ ဒေါသေန၊ ဒေါသဖြင့်၊ မောဟေန၊
မောဟဖြင့်၊ ကောဓေန၊ အမျက်ထွက်ခြင်းဖြင့်၊ ဥပနာဟေန၊ ခန့်ဖြိုဖွဲ့ခြင်း
ဖြင့်၊ မက္ခေန၊ သုးကျားဖူးကိုချေခြင်းဖြင့်၊ ပဉ္စာသေန၊ အဖျင်းပြုခြင်းဖြင့်၊
ဣဿာယ၊ ဂြုဇျခြင်းဖြင့်၊ မစ္ဆရိယောန၊ ဝန်တိုခြင်းဖြင့်၊ မာယာယ၊ ထုညှိ
ပတ်ခြင်းဖြင့်၊ သာဝေဝယျေန၊ စဉ်းလဲခြင်းဖြင့်၊ တန္တေန၊ ချုပ်ချယ်ခြင်းဖြင့်၊
သာရန္တေန၊ ခိုင်မာခြင်းဖြင့်၊ မာနေန၊ မာန်မူခြင်းဖြင့်၊ အထိမာနေန၊ အလွန်
မာန်မူခြင်းဖြင့်၊ မဒေန၊ မာန်ယစ်ခြင်းဖြင့်၊ ပမာဒေန၊ မေ့သေ့ခြင်းဖြင့်၊ သဗ္ဗ
ကိလေသေဟိ၊ ခပ်ထိမ်းကုန်သော ကိလေသာတို့ဖြင့်၊ သဗ္ဗရုက္ခရိတေဟိ၊
ခပ်ထိမ်းကုန်သော ရုက္ခရိုက်တို့ဖြင့်၊ သဗ္ဗပရိစ္ဆာယေဟိ၊ ခပ်ထိမ်းကုန်သော
ပူပန်ခြင်းတို့ဖြင့်၊ သဗ္ဗသဇေဟိ၊ ခပ်ထိမ်းကုန်သော အာသဝတို့ဖြင့်၊ သဗ္ဗဒ
ရထေဟိ၊ ခပ်ထိမ်းကုန်သော ပုဒရိုက်ခြင်းတို့ဖြင့်၊ သံဗ္ဗသန္တာပေဟိ၊ ခပ်
ထိမ်းကုန်သော ပူလောင်ခြင်းတို့ဖြင့်၊ သဗ္ဗာဏုသဿာဘိသင်္ခါရေဟိ၊ ခပ်

သိမ်းကုန်သောအကုသိုလ်အဘိသင်္ခါရတို့ဖြင့်၊ အသံဟာရိယတိ၊ ယိုယွင်း
ထုပ်ရှားခြင်းမရှိ၊ နိဗ္ဗာန်၊ တဏှာမှထွက်မြောက်ရာဖြစ်၏။ နိဗ္ဗာန်၊ ရွှေထော
ခြင်းရုတေခြင်းမရှိသဖြင့်ဖြစ်၏။ ရဝံ၊ အခါခပ်သိမ်းဖြစ်၏။ သဿတံ၊ အချင်း
ခပ်သိမ်းဖြစ်၏။ အဝိပရိနာမဓမ္မံ၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ဣတိအယံ၊
ဤသည်လျှင်၊ အသံဟိရန္တိ ပဒသ၊ အသံဟိရံဟူသောပုဒ်၏။ အပ္ပေဒ္ဓာ၊
အနက်တည်း၊ အသံကုပ္ပန္တိ၊ အသံကုပ္ပံဟူသည်ကား၊ အမတ်၊ သေခြင်း
ကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ ယောသော၊ အကြင်တရားသည်၊ သမ္မသင်္ခါရ
သမေထော၊ အလုံးစုံသောသင်္ခါရတို့၏ငြိမ်းရာဖြစ်၏။ (လ)၊ နိရောဓေါ၊ ရုဂ
၏ချုပ်ရာဖြစ်၏။ နိဗ္ဗာန်၊ တဏှာမှထွက်မြောက်ရာဖြစ်၏။ အယံ၊ ဤသဘော
တရားကို၊ အသံကုပ္ပံ၊ အသံကုပ္ပဟူ၍၊ ဝုစ္စတိ၊ သိအပ်၏။ နိဗ္ဗာနဿ၊ နိဗ္ဗာန်
၏၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ နပညာယတိ၊ မထင်၊ ပယော၊ ပျက်ခြင်းသည်၊
နတ္ထိ၊ မရှိ၊ တဿ၊ ထိုနိဗ္ဗာန်၏။ အညထတ္တံ၊ ဖြစ်ခြင်းပျက်ခြင်းမှ တပါး
ငြိမ်းခြင်းသဘောသည်၊ ပညာယတိ၊ ထင်၏။ နိဗ္ဗာန်၊ နိဗ္ဗာန်သည်၊ နိဗ္ဗာရတေ
ခြင်းမရှိသဖြင့်ဖြစ်၏။ ရဝံ၊ အခါခပ်သိမ်းဖြစ်၏။ သဿတံ၊ အချင်းခပ်သိမ်းဖြစ်
အဝိပရိနာမဓမ္မံ၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ဣတိအယံ၊ ဤသည်လျှင်၊
အသံဟိရံ အသံကုပ္ပန္တိ ပဒသ၊ အသံဟိရံအသံကုပ္ပံ ဟူသောပုဒ်၏။
အပ္ပေဒ္ဓာ၊ အနက်တည်း၊ ယဿနတ္ထိဥပမာက္ခပိတိတ္ထေပဒေ၊ ယဿနတ္ထိ
ဥပမာက္ခပိဟူသောဤပုဒ်၌၊ ယဿတိ၊ ယဿဟူသည်ကား၊ နိဗ္ဗာနဿ၊
နိဗ္ဗာန်အား၊ နတ္ထိဥပမာတိ၊ နတ္ထိဥပမာဟူသည်ကား၊ ဥပမာ၊ ဥပမာသည်၊
နတ္ထိ၊ မရှိ၊ ဥပနိဝာနာ၊ နှိုင်းခိုင်းစရာသည်၊ နတ္ထိ၊ မရှိ၊ သဒိသံ၊ အတူသည်၊
နတ္ထိ၊ မရှိ၊ ပရိဘာဂေါ၊ တူသောအတို့သည်၊ နတ္ထိနသန္တိ၊ မရှိ၊ နသံဝိဇ္ဇတိ၊
ကောင်းစွာမရှိ၊ နုပထမ္ဘတိ၊ မရအပ်၊ ကွပိတိ၊ ကွပ်ဟူသည်ကား၊ အဇ္ဈတ္တံဝါ၊
အတွင်း၌လည်းကောင်း၊ ဗဟိဒ္ဓါဝါ၊ အပ၌လည်းကောင်း၊ အဇ္ဈတ္တဗဟိဒ္ဓါဝါ၊
အတွင်းအပ၌လည်းကောင်း၊ ကွပိကိဋ္ဌိကတ္တပိ၊ တရံတရံ၌၊ ဣတိအယံ၊
ဤသည်လျှင်၊ ယဿနတ္ထိဥပမာက္ခပိတိပဒသ၊ ယဿနတ္ထိ ဥပမာက္ခပိ
ဟူသောပုဒ်၏။ အပ္ပေဒ္ဓာ၊ အနက်တည်း၊ အဗ္ဗါဂမိဿာမိနမေတ္ထကင်္ခါတိ
တ္ထေပဒေ၊ အဗ္ဗါဂမိဿာမိနမေတ္ထကင်္ခါဟူသောဤပုဒ်၌၊ အဗ္ဗါတိ၊ အဗ္ဗါဟူ
သည့်ကား၊ ဧကံသဝေစနံ၊ စင်စစ်ကိုဟောသောသဒ္ဓါတည်း၊ နိသံသယ
ဝေစနံ၊ သံသယမရှိသည်ကိုဟောသောသဒ္ဓါတည်း၊ နိက္ကင်္ခါဝေစနံ၊ ယုံမှား
ခြင်းကိုပယ်သောသဒ္ဓါတည်း၊ အန္တေဇ္ဇဝေစနံ၊ နှစ်ပါးသောအပြစ်မှကင်းသော
သဒ္ဓါတည်း၊ အန္တေဇ္ဇကဝေစနံ၊ နှလုံးနှစ်ခွကိုပယ်သောသဒ္ဓါတည်း၊ နိယောဂ



ဝစနံ၊ အကြောင်းနှစ်ပါးကိုပယ်သောသဒ္ဓါတည်း၊ အမတ္ထကဝစနံ၊ ဖိန့်ဖျင်း
 ခြင်းကင်းသောကောင်း သည်ကိုဟောသော သဒ္ဓါတည်း၊ အဝိရုဗ္ဗဝစနံ၊
 သန့်ကျင်ခြင်းမရှိသည်ကိုဟောသော သဒ္ဓါတည်း၊ အဒ္ဓါတိဝေဝံ၊ အဒ္ဓါဟူ
 သောဤသဒ္ဓါတည်း၊ အဝတ္ထာပနဝစနံ၊ သက်၍ကောင်းစွာတည်ခြင်းကိုဟော
 သောသဒ္ဓါတည်း၊ ဂမိဿာမိတိ၊ ဂမိဿာမိဟူသည်ကား၊ ဂမိဿာမိ၊
 သွားအံ၊ အမိဂမိဿာမိ၊ သိအံ၊ ပဿဟိဿာမိ၊ မြင်အံ၊ သန္တိကရိဿာမိ၊
 မျက်မှောက်ပြုအံ၊ ဣတိအယံ၊ ဤသည်လျှင်၊ အဒ္ဓါဂမိဿာမိတိပဒသ၊
 အဒ္ဓါဂမိဿာမိဟူသော ပုန်၏၊ အတ္ထော၊ အနက်တည်း၊ နမေတ္ထကင်္ဂါတိ
 ဧတ္ထပဒေ၊ နမေတ္ထကင်္ဂါဟူသောဤပုန်၌၊ ဧတ္ထာတိ၊ ဧတ္ထဟူသည်ကား၊
 နိဗ္ဗာနေ၊ နိဗ္ဗာနံ၊ ကင်္ဂါ၊ ယံမှားခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဝိမတိဝိမိကိန္နာ၊ တွေး
 တောဆင်ခြင် ယံမှားခြင်း မဆုံးဖြတ်နိုင်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဒွေဠကံ၊
 နှလုံးနှလုံးသည်၊ နတ္ထိ၊ မရှိ၊ သံသယော၊ သံသယသည်၊ နတ္ထိနသန္တိ၊ မရှိ၊
 နသံဝိဇ္ဇတိ၊ ကောင်းစွာမရှိ၊ နုပလတ္တတိ၊ မရအပ်၊ ပဟိနေ၊ ပယ်ပြီ၊ သမုန္တိ
 န္ဇော၊ ကောင်းစွာဖြတ်ပြီ၊ ဝေပသန္တော၊ ငြိမ်းပြီ၊ ပရိပဿဒ္ဓေါ၊ တာတန်ငြိမ်းပြီ၊
 အာဗ္ဗုပ္ပတ္တိကော၊ တာတန်ဖြစ်ခြင်း၌မထိုက်ပြီ၊ ဥာဏဂ္ဂိနာ၊ ဥာဏ်တည်း
 ဟူသောမီးဖြင့်၊ ဖဇော၊ တိုက်အပ်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊ အဒ္ဓါဂမိဿာ
 မိနမေတ္ထကင်္ဂါတိပဒသ၊ အဒ္ဓါဂမိဿာမိ နမေတ္ထကင်္ဂါဟူသော ပုန်၏၊
 အတ္ထော၊ အနက်တည်း၊ ဧဝံဝါရေဟိအမိမုတ္တဝိတ္တန္တိ ဧတ္ထပဒေ၊ ဧဝံ
 ဝါရေဟိအမိမုတ္တဝိတ္တံဟူသော ဤပုန်၌၊ ဧဝံဝါရေဟိတိ၊ ဧဝံဝါရေဟိ
 ဟူသည်ကား၊ နိဗ္ဗာနနိန္ဒ၊ နိဗ္ဗာနံသိညွတ်သော၊ နိဗ္ဗာနပေါထံ၊ နိဗ္ဗာနံသိ
 ဝှမ်းသော၊ နိဗ္ဗာနပပ္ပါရံ၊ နိဗ္ဗာနံသိရှိုင်းသော၊ နိဗ္ဗာနာမိမုတ္တံ၊ နိဗ္ဗာနံသိနှလုံး
 သွင်းသော၊ ဝိတ္တံ၊ စိတ်ရှိသောသူဟူ၍၊ ဧဝံ၊ ဤသို့၊ ဝံ၊ အကျွန်ုပ်ကို၊ ဥပထ
 ကွေဟိ၊ မှတ်တော်မူပါလော့၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧဝံဝါရေဟိအမိ
 မုတ္တဝိတ္တန္တိပဒသ၊ ဧဝံဝါရေဟိအမိမုတ္တဝိတ္တံဟူသောပုန်၏၊ အတ္ထော၊
 အနက်တည်း၊ ဇောန၊ ထိုကြောင့်၊ ဝေပရေဝိဂီယော၊ ဝိဂီယမထေရ်သည်၊
 အသံဟိရံအသံကုပ္ပံယသန္တိဥပမာက္ခမိ အဒ္ဓါဂမိဿာမိ နမေတ္ထကင်္ဂါ
 ဧဝံဝါရေဟိ အမိမုတ္တဝိတ္တန္တိ၊ အသံဟိရံအသံ ကုပ္ပံယသန္တိဥပမာ
 ကွမိအဒ္ဓါဂမိဿာမိနမေတ္ထကင်္ဂါဧဝံဝါရေဟိအမိမုတ္တဝိတ္တံဟူ၍၊ အာဟ၊
 ခံပြီ၊ ပါရာယနဝဂ္ဂေါ၊ ပါရာယနဝဂ်သည်၊ သမတ္ထော၊ ပြီးပြီ။ ။

ခဝဂ္ဂဝိသုဒ္ဓါသုတ္တန်နိဒ္ဒေသ၊

သဗ္ဗေသု၊ အသုံးစုံအကြွင်းမရှိကုန်သော၊ ဘုတေသု၊ သတ္တဝါတို့၌၊
 ဒဏ္ဍိ၊ ကာယဒုစရိုက်စသောဒါဝ်ကို၊ နိဝါယ၊ ချ၍၊ တေသံ၊ ထိုသတ္တဝါ
 တို့တွင်၊ အညတရံပိ၊ ကယောဘက်ယောက်ကိုမျှလည်း၊ အပိဟောဋ္ဌယံ၊
 မညဉ်းဆဲ၊ ဗုတ္တံ၊ သား၊ ကိုသော်လည်း၊ နန္ဒု၊ နန္ဒုယျ၊ အလိုမရှိရာသေး၊
 သဟာယံ၊ အဖော်ကိုကား၊ ကုတောဗုဒ္ဓေယျ၊ အတတ်မှာ အလိုရှိရာ
 အံ့နည်း၊ ခဝဂ္ဂဝိသုဒ္ဓါ ကပေါ၊ ကျန်ချိနှင့်အတူ၊ ဇေကော၊ တံယောဘ်အ
 ထည်းတည်း၊ စရေ၊ ထုတ်ရာ၏၊ သဗ္ဗေသုဘုတေသု နိဝါယ ဒဏ္ဍိန္တိ
 ဧတ္ထပဒေ၊ သဗ္ဗေသုဘုတေသုနိဝါယဒဏ္ဍိ ဟူသောဤပုဒ်၌၊ သဗ္ဗေသုတိ၊
 သဗ္ဗေသု ဟူသည်ကား၊ သဗ္ဗေသုသဗ္ဗံ၊ အချင်းခပ်သိမ်း၊ သဗ္ဗထေသဗ္ဗံ၊
 အခါခပ်သိမ်း၊ အသေသံ၊ အကြွင်းမဲ့၊ နိသေသံ၊ အကြွင်းမရှိ၊ သဗ္ဗေသု
 တိတေ၊ သဗ္ဗေသုဟူသော ဤသဒ္ဓါသည်၊ ပရိယာဗိယဝစနံ၊ အကုန်ကို
 ဟောသော သဒ္ဓါတည်း၊ ဘုတေသုတိ၊ ဘုတေသု ဟူသည်ကား၊ တသာ
 စ၊ လန့်တတ်သော ပုထုဇဉ်တို့ကို ထည်းကောင်း၊ ထာဝရာစ၊ မလန့်
 တတ်သောရဟန္တာတို့ကို ထည်းကောင်း၊ ဘုတေ၊ ဘုတာဟူ၍၊ ဝုစ္စန္တိ၊ ဆို
 အပ်ကုန်၏၊ တသာတိ၊ တသာဟူသည်ကား၊ ယေသံ၊ အကြင်ပုထုဇဉ်တို့
 သည်၊ တသိတတဏှာ၊ ထိတ်လန့်တတ်သော တဏှာတို့ကို၊ အပ္ပဟိနာ၊
 မပယ်အပ်ကုန်သေး၊ ယေသဉ္စ၊ အကြင်သူတို့သည်လည်း၊ ဘယဘေရဝါ၊
 ကြောက်မက်တွယ်သော ဘေးတို့ကို၊ အပ္ပဟိနာ၊ မပယ်အပ်ကုန်သေး၊
 တေ၊ ထိုသူတို့သည်၊ တသာ၊ တသာမည်ကုန်၏၊ ကိံကာရဏာ၊ အဘယ်
 ကြောင့်၊ တသာ၊ တသာဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်သနည်း၊ တေ၊ ထိုသူတို့
 သည်၊ တသန္တိ၊ ထိတ်လန့်တတ်ကုန်၏၊ ဥက္ကသန္တိ၊ အလွန်ထိတ်လန့်တတ်
 ကုန်၏၊ ပရိတသန္တိ၊ အခြင်းအရာအားဖြင့်ထိတ်လန့်တတ်ကုန်၏၊ ဘာယန္တိ၊
 ကြောက်လန့်တတ်ကုန်၏၊ သန္တာပံ၊ ပုပန်ခြင်းသို့၊ အာပဇ္ဇန္တိ၊ ရောက်ကုန်၏၊
 တံကာရဏာ၊ ထိုကြောင့်၊ တသာ၊ တသာဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ထာ
 ဝရာတိ၊ ထာဝရာဟူသည်ကား၊ ယေသံ၊ အကြင်ရဟန္တာတို့သည်၊ တသိတ
 တဏှာ၊ ထိတ်လန့်တတ်ကုန်သော တဏှာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊
 ယေသံစ၊ အကြင်ရဟန္တာတို့သည်လည်း၊ ဘယဘေရဝါ၊ ကြောက်မက်
 တွယ်သော ဘေးတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ ကိံကာရဏာ၊ အဘယ်
 ကြောင့်၊ ထာဝရာ၊ ထာဝရတို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်သနည်း၊ တေ၊ ထို
 ရဟန္တာတို့သည်၊ နာသန္တိ၊ မထိတ်လန့်တတ်ကုန်၊ နုဥက္ကသန္တိ၊ အလွန်

မထိတ်စွာတတ်ကုန်၊ နပရိတသန္တိ၊ အခြင်းအရာအားဖြင့် မထိတ်စွာ
 တတ်ကုန်၊ နာာယန္တိ၊ မကြောက်တတ်ကုန်၊ သန္တာပံ၊ ပုလန်ခြင်းသို့၊ နအာ
 ပန္တန္တိ၊ မရောက်တတ်ကုန်၊ တံကာရဏာ၊ ထိုကြောင့်၊ ထာဝရာ၊ ထာဝရ
 တို့ဟူ၍၊ ဝုစ္ဆန္တိ၊ ချီအပ်ကုန်၏၊ ဒဏ္ဍာတိ၊ ဒဏ္ဍာဟူသည်ကား၊ ကာယ
 ဒဏ္ဍာ၊ ကိုယ်ဖြင့်ပြုအပ်သော ဒါဏ်လည်းကောင်း၊ ဝစီဒဏ္ဍာ၊ နှုတ်ဖြင့်
 ပေးအပ်သော ဒါဏ်လည်းကောင်း၊ မနောဒဏ္ဍာ၊ ဂိတ်ဖြင့်ပေးအပ်သော
 ဒါဏ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒဏ္ဍာ၊ ဒါဏ်ပေးခြင်းတို့သည်၊ တယော၊
 သုံးပါးတို့တည်း၊ တိဝိဝံ၊ သုံးပါးအပြားရှိသော၊ ကာယဒုစ္စရိတ်၊ ကာယ
 ဒုစရိုက်သည်၊ ကာယဒဏ္ဍာ၊ ကာယဒါဏ်မည်၏၊ စတုပ္ပိဓံ ကေးပါးအပြား
 ရှိသော၊ ဝစီဒုစ္စရိတ်၊ ဝစီဒုစရိုက်သည်၊ ဝစီဒဏ္ဍာ၊ ဝစီဒါဏ်မည်၏၊ တိဝိ
 ဝံ၊ သုံးပါး အပြားရှိသော၊ မနောဒုစ္စရိတ်၊ မနောဒုစရိုက်သည်၊ မနော
 ဒဏ္ဍာ၊ မနောဒါဏ်မည်၏၊ သဗ္ဗေသုဘုတေသုနိဝါယဒဏ္ဍန္တိ၊ သဗ္ဗေသုဘု
 တေသုနိဝါယဒဏ္ဍံဟူသည်ကား၊ သဗ္ဗေသု၊ ဝပ်သိမ်းကုန်သော၊ ဘုတေသု
 သတ္တဝါတို့၌၊ ဒဏ္ဍံ၊ ကာယဒုစရိုက်စသောဒါဏ်ကို၊ နိဝါယနိဗဟိတွာ၊
 ပယ်၍၊ ဩရောပယိတွာ၊ စွန့်၍၊ သမောရောပယိတွာ၊ ကောင်းစွာစွန့်၍၊
 နိက္ခိပိတွာ၊ ချ၍၊ ပရိသသန္တိတွာ၊ တာဝန်ငြိမ်းစေ၍၊ ဣတိအယံ၊ ဤသည်
 ယျှင်၊ သဗ္ဗေသုဘုတေသုနိဝါယဒဏ္ဍန္တိ ပဒသ၊ သဗ္ဗေသုဘုတေသုနိဝါယ
 ဒဏ္ဍံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ အဝိဟောဋ္ဌယံအညတရံပိတေ
 သန္တိ၊ အဝိဟောဋ္ဌယံအညတရံပိ တေသံဟူသည်ကား၊ ဧကမေကံပိသတ္တံ၊
 တခုတခုသော သတ္တဝါကိုလည်း၊ ပါဏိနာဝါ၊ လက်ဖြင့်လည်းကောင်း၊
 ဝေဒျုနာဝါ၊ ခဲဖြင့်လည်းကောင်း၊ ဒဏ္ဍေနဝါ၊ ထွန်ဒါဏ်ဖြင့်လည်းကောင်း၊
 သတ္ထေနဝါ၊ ဓားဖြင့်လည်းကောင်း၊ အဒ္ဓုယာဝါ၊ ထွန်ဖြင့်လည်းကောင်း၊
 ရစ္ဆုယာဝါ၊ ကြိုးဖြင့်လည်းကောင်း၊ အဝိဟောဋ္ဌယန္တော၊ မညှဉ်းဆဲမူ၍၊
 သဗ္ဗေပိသတ္ထော၊ အလုံးစုံသော သတ္တဝါတို့ကို၊ ပါဏိနာဝါ၊ လက်ဖြင့်လည်း
 ကောင်း၊ ဝေဒျုနာဝါ၊ ခဲဖြင့်လည်းကောင်း၊ ဒဏ္ဍေနဝါ၊ ထွန်ဒါဏ်ဖြင့်လည်း
 ကောင်း၊ သတ္ထေနဝါ၊ ဓားဖြင့်လည်းကောင်း၊ အဒ္ဓုယာဝါ၊ ထွန်ဖြင့်လည်းကောင်း၊
 ရစ္ဆုယာဝါ၊ ကြိုးဖြင့်လည်းကောင်း၊ အဝိဟောဋ္ဌယန္တော၊ မညှဉ်းဆဲမူ၍၊ ဣတိအယံ၊ ဤသည်ယျှင်၊
 အဝိဟောဋ္ဌယံအညတရံပိတေသန္တိ ပဒသ၊ အဝိဟောဋ္ဌယံအညတရံပိတေ
 သံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း။ နုဂုတ္တမိန္ဒေယျကုတောသဟာ
 ယန္တိတ္ထေပဒေ၊ နုဂုတ္တမိန္ဒေယျ ကုတောသဟာယံ ဟူသောပုဒ်၌၊ နာတိ၊
 နဟူသည်ကား၊ ပရိက္ခေပေါ၊ ပယ်ခြင်းတည်း၊ ပုတ္တာတိ၊ ပုတ္တာဟူသည်ကား။

ခေတြဇောပုတ္တော၊ အခိုက်အတန့်ဖြစ်သော သားလည်းကောင်း၊ အတြဇော
 ပုတ္တော၊ မိမိကိုဖြို၍ ဖြစ်သော သားလည်းကောင်း၊ ဒိန္နကောပုတ္တော၊ ဥစ္စာ
 ဖြင့်ဖြစ်သော သားလည်းကောင်း၊ အန္တေဝါသိကောပုတ္တော၊ အတွင်း၌
 ဖြစ်သော သားလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ သားတို့သည်၊ စတ္တာရော၊
 လေးပါးတို့တည်း၊ ယေဟိ၊ အကြင်သူတို့၌၊ သဟအာဂမနံ၊ ကကွလာ
 ခြင်းသည်၊ ဖာသုချမ်းသာ၏၊ ဂမနံ၊ သွားခြင်းသည်၊ ဖာသုချမ်းသာ၏၊
 ဂမနာဂမနံ၊ သွားခြင်း လာခြင်းသည်၊ ဖာသုချမ်းသာ၏၊ ဋ္ဌာနံ၊ ရင်ခြင်း
 သည်၊ ဖာသုချမ်းသာ၏၊ နိသန္ဓံ၊ နေခြင်းသည်၊ ဖာသုချမ်းသာ၏၊ သယ
 နံ၊ အိပ်ခြင်းသည်၊ ဖာသုချမ်းသာ၏၊ အာလပနံ၊ စ၍ခေါ်ခြင်းသည်၊ ဖာသု
 ချမ်းသာ၏၊ သလ္လပနံ၊ ကောင်းစွာဟောပြောခြင်းသည်၊ ဖာသုချမ်းသာ၏၊
 ဥလ္လပနံ၊ မြင်သည်ကိုပြု၍ ပြောဟောခြင်းသည်၊ ဖာသုချမ်းသာ၏၊ သရုလ္လပ
 နံ၊ အတန်တလဲလဲဟောပြောခြင်းသည်၊ ဖာသုချမ်းသာ၏၊ ဣမေ၊ ဤသည်တို့
 ကို၊ သဟယော၊ အဖော်အစေ့ခင်ပွန်းတို့ဟူ၍၊ ဝုတ္တိ၊ ဆိုအပ်ကုန်၏၊ နုပုတ္တ
 မိန္ဒေယျကုတော၊ သဟာယန္တိ၊ နုပုတ္တမိန္ဒေယျကုတော သဟာယံဟူ
 သည်ကား၊ ဝုတ္တံပိ၊ သားကိုလည်း၊ နုပုတ္တေယျ၊ အလိုမရှိရာသေး၊ နုသာဒိ
 ယေယျ၊ မယာယာသေး၊ နုပုတ္တယေယျ၊ မတောင့်တသေး၊ နုပိဟယေယျ၊
 မချစ်သေး၊ နုဘိဇေယျ၊ တောင့်တသဖြင့်မပြောဆိုသေး၊ မိတ္တံဝါ၊ အစေ့
 ခင်ပွန်းကို လည်းကောင်း၊ သန္တံဝါ၊ တကွမြင်ဘူးသော သူကိုလည်း
 ကောင်း၊ သမ္ပတ္တံဝါ၊ တကွစားဘူးသော သူကိုလည်းကောင်း၊ သဟာစံ
 ဝါ၊ တကွသွားလေ့ ဘူးသောသူကို လည်းကောင်း၊ ကုတောဣန္ဒေယျ၊
 အဘယ်မှာအလိုရှိရာအံ့နည်း၊ ကုတောသာဒိယေယျ၊ အဘယ်မှာသဟာ
 အံ့နည်း၊ ကုတောပတ္တယေယျ၊ အဘယ်မှာတောင့်ရအံ့နည်း၊ ကုတောပိဟ
 ယေယျ၊ အဘယ်မှာ ချစ်ရအံ့နည်း၊ ကုတောအသိဇေယျ၊ အဘယ်မှာ
 တောင့်တသဖြင့်ပြောဆိုရအံ့နည်း၊ ဣတိအဟိ၊ ဤသည်လျှင်၊ နုပုတ္တမိန္ဒေ
 ယျ ကုတောသဟာယန္တိ ပဒသ၊ နုပုတ္တမိန္ဒေယျကုတောသဟာယံဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧကောစရေခရုပိသာထာကပေါတိဇ္ဇေ
 ပဒေ၊ ဧကောစရေခရုပိသာထာကပေါဟူသောဤပုဒ်၌၊ ဧကောတိ၊ ဧကော
 ဟသည်ကား၊ သောပစ္စေကသမ္ပုဒေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒါသည်၊ ပဗ္ဗ
 ဇ္ဇာသင်္ဂါတေန၊ ရဟန်းဟူသော အရေးအတွက်သို့ဝင်သဖြင့်၊ ဧကော၊ မြတ်
 တော်ပူ၏၊ အဒုတိယဋ္ဌေန၊ ၎င်းယောက်မြောက်မရှိသော အနက်ကြောင့်၊
 ဧကော၊ မြတ်ကော်ပူ၏၊ တဏှာယ၊ တဏှာဟို၊ ပဟာနဋ္ဌေန၊ ပယ်ပြီးသော



အနက်ကြောင့်၊ ဧကော၊ မြတ်တော်မူ၏၊ ဧကန္တဗိတရာဂေါ၊ စင်စစ်ရာဂ
မှကင်းတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ ဧကမည်တော်မူ၏၊ ဧကန္တဗိ
တဒေါသော၊ စင်စစ်ဒေါသမှကင်းတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊
ဧကမည်တော်မူ၏၊ ဧကန္တဗိတမောဟော၊ စင်စစ်မောဟမှကင်းတော်မူ
၏၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ ဧကမည်တော်မူ၏၊ ဧကန္တနိဗ္ဗိလေသော၊
စင်စစ်နိဗ္ဗလေသာမရှိ၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ ဧကမည်တော်မူ၏၊ ဧကော
ယနမဂ္ဂံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောမြတ်သောမဂ်ဟူသောဝါဒိသို့၊
ဂတော၊ သွားတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ ဧကမည်တော်မူ၏၊
ဧကောအနုတ္တရံ၊ အတုမရှိအလွန်မြတ်သော၊ ပစ္စေကသမ္ပောဒိံ၊ အဝိးတပါး
တည်းသာလျှင်ကောင်း၊ စွာအလိုလိုသိအပ်သော ပစ္စေကဗောဓိဥာဏ်ကို၊
အဘိသမ္ပုဇ္ဈေါ၊ အလွန်သိတော်မူပြီ၊ ဣတိ၊ ထိုကြောင့်၊ ဧကော၊ ဧကမည်
တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေက
ဗုဒ္ဓါသည်၊ ပဗ္ဗဇ္ဇာသင်္ခါတေန၊ ရဟန်းဟူသောအရေအတွက်သို့ဝင်သဖြင့်၊
ဧကော၊ မြတ်သနည်း၊ သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေက သမ္ပုဇ္ဈာ
သည်၊ သဗ္ဗစာရာဂါသပထိဗောဓံ၊ အလုံးစုံသော အိမ်၌နေသော သူတို့၏
ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ပုတ္တဒါရပလိဗောဓံ၊ သားမယားတို့၌
ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဥာတိပလိဗောဓံ၊ ဆွေမျိုးတို့၌ကြောင့်
ကြခြင်းကို၊ (ဝ)၊ မိတ္တာမဂ္ဂာပလိဗောဓံ၊ အဆွေခင်ပွန်းအကျွမ်းဝင်သောသူ
တို့၌ကြောင့်ကြခြင်းသိမ္ပိခြင်း၌ ကြောင့်ကြကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဧကသ
မသဿံ၊ ဆံရတ်ဆိတ်ကို၊ ဩဟာရေတွာ၊ ပယ်၍၊ ကာသယာနိ၊ ဖန်ရည်
စွန်းထုန်သော၊ ဝတ္ထာနိ၊ အဝတ်တို့ကို၊ အတ္ထာဒေတွာ၊ ဖုံးထွင်း၍၊ အဂါရသ္မာ
အိမ်ရာထောင်သောလူတို့၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သော
ရဟန်းတို့ဘောင်၌၊ ပဗ္ဗဇ္ဇိတွာ၊ ရဟန်းပြု၍၊ အကိဉ္ဇနဘာဝံ၊ ကြောင့်ကြ မရှိ
သောအဖြစ်သို့၊ ဥပဂတိတွာ၊ ရောက်၍၊ ဧကော၊ တပါးတည်း၊ စရတိ၊ သွား၏၊ ဝိဟ
ရတိ၊ နေ၏၊ ဣဒိယတိ၊ ဣဒိယာပုထ်ကိုဖြစ်စေ၏၊ ဝတ္တတိ၊ ကျင့်၏၊ ပါလေတိ
စောင့်၏၊ ယပေတိ၊ မျှ၏၊ ယာပေတိ၊ မျှစေ၏၊ ဣတိ ဧဝံ၊ ဤသို့၊ သောပစ္စေက
သမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေကဗုဒ္ဓါသည်၊ ပဗ္ဗဇ္ဇာသင်္ခါတေန၊ ရဟန်းဟူသော
အရေအတွက်သို့ဝင်သဖြင့်၊ ဧကော၊ မြတ်တော်မူ၏၊ ကထံ၊ အဘယ်သို့
လျှင်၊ သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေကသမ္ပုဇ္ဈာသည်၊ အနုတိယဓ္မေ
န၊ နှစ်ယောက် မြောက်မရှိသော အနက်ကြောင့်၊ ဧကော၊ မြတ်သနည်း၊
သော၊ ထိုအရှင်ပစ္စေကဗုဒ္ဓါသည်၊ ဧဝံ၊ ဤသို့၊ ပဗ္ဗဇ္ဇိတော၊ ရဟန်းသည်၊

သမာနေဗ၊ ဖြစ်လျက်၊ အရညဝနပတ္တာနိ၊ မြို့ရွာတံခါး၏ အပဖြစ်သောတော
လူ၏ဥပစာရကိစ္စနဲ့သောတော အုပ်ဖြစ်ကုန်သော၊ မန္တရနိ၊ အစွန်ဖြစ်ကုန်
သော၊ အပ္ပသန္ဒါနိ၊ လူသိမ်တံကုန်သော၊ အပ္ပနိဋ္ဌေသယာနိ၊ ကြွေးကျော်သံ
ဆိတ်ကုန်သော၊ ဝိနောတာနိ၊ လူးထာသွားသေးလူတို့ကြောင့်ဖြစ်သောထေ
ရှကင်းကုန်သော၊ မနုဿရဟသေယုကာနိ၊ လူတို့၏ပုန်းအောင်းထွိုဉ်က
ခြင်းငှါထိုက်ကုန်သော၊ ပရိသလိာဏသာရုပ္ပါနိ၊ ငြိမ်သက်စွာ နေခြင်းငှါ
သျှောက် ပတ်ကုန်သော၊ သေနာသနာနိ၊ အိပ်ရာနေရာ ကျောင်းတို့ကို၊
ဧကော၊ တပါးတည်း၊ ပရိသေဂတိ၊ အမြဲမှီဝဲတော်မူ၏၊ သော၊ ထိုအရှင်ပစ္စေ
ကသမ္ပုဒ္ဓါသည်၊ ဧကော၊ တပါးတည်း၊ ဂစ္ဆတိ၊ ကြွတော်မူ၏၊ ဧကော၊ တ
ပါးတည်း၊ တိဋ္ဌတိ၊ ရပ်တော်မူ၏၊ ဧကော၊ တပါးတည်း၊ နိသိဒတိ၊ ထိုင်နေ
တော်မူ၏၊ ဧကော၊ တပါးတည်း၊ သေယျံ၊ အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊
ဧကော၊ တပါးတည်း၊ ဂါမိ၊ ရွာသို့၊ ဝိဏ္ဏာယ၊ ဆွမ်းအလို့ငှါ၊ ပဝိသတိ၊ ဝင်
၏၊ ဧကော၊ တပါးတည်း၊ အတိတ္တမတိ၊ လွန်၏၊ ဧကော၊ တပါးတည်း၊ ပရိတ္တမ
တိ၊ ဝဲ၏၊ ဧကော၊ တပါးတည်း၊ ရဟောနိသိဒတိ၊ ဆိတ်ငြိမ်စွာ ထိုင်နေ၏၊
ဧကော၊ တပါးတည်း၊ စကံမံ၊ စကြိုသွားခြင်းကို၊ အဓိဋ္ဌာတိ၊ ဆောက်တည်
၏၊ ဧကော၊ တပါးတည်း၊ စရတိ၊ ကြွ၏၊ ဝိဟရတိ၊ နေ၏၊ ဣရိယတိ၊ ဣရိယာ
ပုတ်ကိုဖြစ်စေ၏၊ ဝတ္တတိ၊ ကျင့်၏၊ ပါလေတိ၊ စောင့်၏၊ ယပေတိ၊ ရှု၏၊ ယာ
ပေတိ၊ ရှုစေ၏၊ ဣတိဝေံ၊ ဤသို့၊ သောပစ္စေက သမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
သမ္ပုဒ္ဓါသည်၊ အဒုတိယဋ္ဌေန၊ နှစ်ထောက် မရှိသော အနက်ကြောင့်၊
ဧကော၊ မြတ်တော်မူ၏၊ ကထံ၊ အဘယ်သို့လျှင်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထို
အရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊ တဏှာယ၊ တဏှာကို၊ ပဟာနဋ္ဌေန၊ ပယ်ပြီး
သောအနက်ကြောင့်၊ ဧကော၊ မြတ်သနည်း၊ သော၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ
သည်၊ ဝေံ၊ ဤသို့၊ ဧကော၊ တပါးတည်း၊ အဒုတိယေ၊ အပေါ်မရှိ၊ အပ္ပ
မတ္တော၊ မမေ့မလျော့၊ အာတပီ၊ ချိုးခြံသောလုံ့လ ရှိသည်၊ ပထိတ
တ္တော၊ နိဗ္ဗာန်သို့စေလွှတ်အပ်သောနှလုံးရှိသည်ဖြစ်၍၊ ဝိဟရန္တော၊ နေတော်
မူလျက်၊ မဟာပဓာနံ၊ မြတ်သောလုံ့လကို၊ ပဒဟန္တော၊ မြစ်စေလျက်၊ ပမတ္တ
ဗန္ဓု၊ မေ့လျော့ခြင်းဖြင့် ဖွဲ့တတ်သော၊ နရုဗိ၊ ယုတ်သော၊ ကဏှံ၊ မကောင်း
သော၊ သသေနကံ၊ စစ်သည်နှင့်တူသော၊ မာရံ၊ မာရ်နတ်သားကို၊ ဝိပေ
တွာ၊ ပယ်ပျောက်၍၊ ဝိသဇ္ဇံ၊ ပြန်နဲ့တတ်သော၊ ဝိသတ္တိကံ၊ အထူးသဖြင့်အာ
ရုံ၌ ငြိတတ်သော၊ တဏှာဇာတိနိ၊ တဏှာဟူသောကွန်ယက်ကို၊ ပဇဟတိ
စွန်ပြီ၊ ဝိနောဒေသိ၊ ပျောက်ပြီ၊ ဗျန္တိံ၊ အကောင်း၊ ကင်းသည်ကိုပြုပြီ၊ အနာဘာ

ဝံဝမေသိ၊ တဘနမဖြစ်ခြင်းသို့ရောက်စေပြီ။ တဏှာဒုတိယော၊ တဏှာ
 သွင်အပေါ်ရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ ဒိဗမဒ္ဒါနံ၊ ရှည်စွာသော
 ကာလပတ်လုံး၊ သံသာရံ၊ ကျွင်လည်လျက်၊ ဣတ္ထဘာဝညထာဘာဝံ၊ ဤသို့
 သောအပြားတပါးသောအပြားရှိသော၊ သံသာရံ၊ သံဝရာကို၊ နာတိဝတ္ထ
 တိ၊ မလွန်နိုင်၊ ဒုက္ခဿ၊ ဒုက္ခ၏၊ သမ္ဘဝံ၊ ဖြစ်ကြောင်းဖြစ်သော၊ ဝေမာဒိနံ၊
 ဤသို့အပြစ်ရှိသောတဏှာကို၊ ဥတု၊ သိ၍၊ ဝိတတဏှော၊ တဏှာမရှိသော၊
 အနာခါနော၊ စွဲလမ်းခြင်းမရှိသော၊ သတော၊ သတိနှင့်ပြည့်စုံသော၊ သိက္ခ၊
 ရဟန်းသည်၊ ပရိဗ္ဗဇေတိ၊ ကြဉ်ရှောင်ရာ၏၊ ဝေံ၊ ဤသို့၊ သောပစ္စေကသမ္ပု
 ခ္ဗေါ၊ ထိုအရှင် ပစ္စေက သမ္ပုဒ္ဓါသည်၊ တဏှာယ၊ တဏှာကို၊ ပဟာနဋ္ဌေန၊
 ပယ်ပြီးသော အနက်ကြောင့်၊ ဇကော၊ မြတ်တော်မူ၏၊ ကထံ၊ အတယ်သို့
 သွင်းသောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဧကန္တဝိတရာ
 ဂေါ၊ စင်စစ်ရာဂမှကင်းတော်မူ၏၊ ဣတိ၊ ထိုကြောင့်၊ ဇကော၊ ဧကမည်သ
 နည်း၊ ရာဂဿ၊ ရာဂကို၊ ပဟိနတ္ထာ၊ ပယ်သောကြောင့်၊ ဧကန္တဝိတရာဂေါ၊
 စင်စစ်ရာဂမှကင်း၏၊ ဣတိ ထိုကြောင့်၊ ဇကော၊ မြတ်၏၊ ဒေါသဿ၊ ဒေါသ
 ကို၊ ပဟိနတ္ထာ၊ ပယ်သောကြောင့်၊ ဧကန္တဝိတဒေါသော၊ စင်စစ်ဒေါသမှ
 ကင်း၏၊ ဣတိ၊ ထိုကြောင့်၊ ဇကော၊ မြတ်၏၊ မောဟဿ၊ မောဟကို၊ ပဟိန
 တ္ထာ၊ ပယ်သောကြောင့်၊ ဧကန္တဝိတမောဟော၊ စင်စစ်မောဟမှကင်း၏၊
 ဣတိ၊ ထိုကြောင့်၊ ဇကော၊ မြတ်၏၊ ကိလေသာနံ၊ ကိလေသာတို့ကို၊ ပဟိ
 နတ္ထာ၊ ပယ်သောကြောင့်၊ ဧကန္တနိတ္တိလေသော၊ စင်စစ်ကိလေသာမှကင်း
 ၏၊ ဣတိ ထိုကြောင့်၊ ဇကော၊ မြတ်၏၊ ဝေံ၊ ဤသို့၊ သောပစ္စေကသမ္ပု
 ခ္ဗေါ၊ ထို
 အရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊ ဧကန္တဝိတရာဂေါ၊ စင်စစ်ရာဂမှကင်း၏၊
 ဣတိ၊ ထိုကြောင့်၊ ဇကော၊ ဧကမည်၏၊ ကထံ၊ အတယ်သို့သွင်း၊ သောပစ္စေ
 ကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဇကောယနမဂ္ဂံ၊ ဆိတ်ငြိမ်သဖြင့်
 ရောက်အပ်သောမဂ်ဟူသောခရီးသို့၊ ဂတော၊ ရောက်၏၊ ဣတိ၊ ထိုကြောင့်၊
 ဇကော မြတ်သနည်း၊ စတ္တာရောသတိပဋ္ဌာနာ၊ ထေးပါးကုန်သောသတိပ
 ဋ္ဌာန်တို့ကိုလည်းကောင်း၊ စတ္တာရောသမ္ပပ္ပစာနာ၊ ထေးပါးကုန်သောသမ္ပပ္ပ
 စာနံတို့ကိုလည်းကောင်း၊ စတ္တာရောဣဒ္ဓိပါဒါ၊ ထေးပါးကုန်သောဣဒ္ဓိပါဒ်တို့
 ကိုလည်းကောင်း၊ ပဉ္စိန္ဒြိယာနိ၊ ငါးပါးကုန်သောအန္တေတို့ကိုလည်းကောင်း၊
 ပဉ္စဗလာနိ၊ ငါးပါးကုန်သောဗိုလ်တို့ကို လည်းကောင်း၊ အတ္တဗောဇ္ဇင်္ဂါ၊
 ခုနစ်ပါးကုန်သော ဗောဇ္ဇင်တို့ကိုလည်းကောင်း၊ အရိယေ၊ မြတ်သော၊
 အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂေါ၊ မဂ်ကို - ဇကောယနမဂ္ဂါ၊

သိဘ်ဗြင်သဖြင့် ရောက်အပ်သောခရီးဟူ၍၊ ဂုဏ်တိ၊ ဆိုအပ်၏။ ၊ ဟိတာ
 နုကန္တိ၊ အစီးအပွား၌ အစဉ်အောင်းမေ့ထွေရှိသော၊ ဇာတိဓယန္တဒသိ၊ ဇာ
 တိ၏ကုန်ရာနိဗ္ဗာန်သို့ ရှုထွေရှိသောသူသည်၊ ကောယနံ၊ နိဗ္ဗာန်သို့ ရောက်
 ကြောင်းဖြစ်သော၊ မဂ္ဂံ၊ မဂ်ဟူသော ခရီးကို၊ ပဇာနာတိ၊ သိ၏၊ ဇေတန
 မဂ္ဂေန၊ ထိုခရီးဖြင့်၊ ဩစံ၊ ဩစာကို၊ ဝုဗ္ဗေ ဂှေး၌၊ အတရိံသု၊ ကူးကုန်ပြီ၊
 ယေစ၊ အကြင်သူတို့သည်လည်း၊ တရိယန္တိ၊ ကူးကုန်လတ္တံ့၊ တရန္တိ၊
 ကူးဆဲဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ သိ၏၊ ဧဝံ၊ ဤသို့၊ သောပစ္စေ
 ကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ကောယနမဂ္ဂံ၊ နိဗ္ဗာန်သို့ရောက်
 ကြောင်း ဖြစ်သော မြတ်သောခရီးကို၊ ဂတော၊ သွားတော် မူတတ်၏၊
 ဣတိ၊ ထိုကြောင့်၊ ဇေတော၊ မြတ်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဇေတော၊ တပါး
 တည်း၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊ အနုတ္တရံ
 ပစ္စေကသမ္ပောမိံ၊ အဘုမရှိသောပစ္စေကဗောဓိဉာဏ်ကို၊ အဘိသမ္ပုဒ္ဓေါ၊
 အသီးအခြားတပါးတည်းသာလျှင် ကောင်းစွာ ထိုးထွင်း၍ သိတော်မူသ
 နည်း၊ ဣတိ၊ ထိုကြောင့်၊ ဇေတော၊ မြတ်သနည်း၊ စတုသု၊ လေးပါးကုန်သော၊
 မဂ္ဂသု၊ မဂ်တို့၌၊ ဉာဏံ၊ ဉာဏ်ကို၊ ပညာ၊ အပြားအားဖြင့် သိတတ်သော
 ပညာကို၊ ပညိန္ဒြိယံ၊ သိခြင်း၌အစိုးရတတ်သောပညာဟူသော ဣန္ဒြေကို၊
 ပညာဗသံ၊ မကုန်မကျပ်သိတတ်သောပညာဓိတ်ကို၊ (ဝ)၊ ဓမ္မဝိစယသမ္ပော
 ဣဒဂါ၊ သစ္စာလေးပါးကိုရှေးချယ်၍ သိတတ်သော ဓမ္မဝိစယသမ္ပောဣဉ်ကို၊
 ဝိဝံသာ၊ အထူးသဖြင့်စုံစမ်းတတ်သောပညာကို၊ ဝိပဿနာ၊ အထူးသဖြင့်
 ရှုတတ်သောပညာကို၊ သမ္ဗာဒိဋ္ဌိံ၊ ကောင်းစွာမြင်တော်သောပညာကို၊ ဗော
 ဓိ၊ ဗောဓိဟူ၍၊ ဂုဏ်တိ၊ ဆိုအပ်၏၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
 သမ္ပုဒ္ဓါသည်၊ မဂ္ဂပစ္စေကသမ္ပုဒ္ဓေါ၊ အရိယမဂ်ကိုတပါးတည်းအသီးအ
 ခြားကောင်းစွာထိုးထွင်းသဖြင့် သိတော်မူ၏၊ ဉာဏသမ္ပုဒ္ဓေါ၊ ပစ္စေကဗော
 ဓိဉာဏ်ကိုအသီးအခြားတပါးတည်း ကောင်းစွာထိုးထွင်းသဖြင့် သိတော်
 မူ၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့သည်၊ အနိစ္စာတိ၊ အမြဲမရှိ
 ကုန်ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏၊ သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သောသင်္ခါရတို့
 သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏၊ သဗ္ဗေဓမ္မာ၊ ခပ်
 သိမ်းကုန်သော ဝရားတို့သည်၊ အနတ္တာတိ၊ အစိုးမရကုန်ဟူ၍၊ ဗုဒ္ဓါ၊ သိ
 တော်မူ၏၊ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်၊ သင်္ခါရာတိ၊
 သင်္ခါရတို့သည်ဖြစ်ကုန်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏၊ သင်္ခါရေပစ္စယာ၊ သင်္ခါရ
 ဟူသော အကြောင်းကြောင့်၊ ဝိညာဏန္တိ၊ ဝိညာဉ်သည်ဖြစ်၏ဟူ၍၊ ဗုဒ္ဓါ၊

သိတော်မူ၏၊ ဝိညာဏပစ္စယာ၊ ဝိညာဉ်ဟူသော အကြောင်းကြောင့်၊ နာမ
ရှုပန္နိ၊ နာမ်ရှုသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ နာမရှုပစ္စယာ၊ နာမ်
ရှုဟူသော အကြောင်းကြောင့်၊ သဗ္ဗာယတနန္တိ၊ သဗ္ဗာယတနသည့်ဖြစ်၏
ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ သဗ္ဗာယတနပစ္စယာ၊ သဗ္ဗာယတန ဟူသော အ
ကြောင်းကြောင့်၊ ဖဿာတိ၊ ဖဿသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်၊ ဝေဒနာတိ၊ ဝေဒနာသည့်
ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်း
ကြောင့်၊ တဏှာတိ၊ တဏှာသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ တဏှာပစ္စ
ယာ၊ တဏှာဟူသော အကြောင်းကြောင့်၊ ဥပါဒါနန္တိ၊ ဥပါဒါနသည့်ဖြစ်၏
ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဥပါဒါန ပစ္စယာ၊ ဥပါဒါနဟူသော အကြောင်း
ကြောင့်၊ ဘဝေါတိ၊ ဘဝသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဘဝပစ္စယာ၊
ဘဝဟူသော အကြောင်းကြောင့်၊ ဇာတိတိ၊ ဇာတိသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊
သိတော်မူ၏၊ ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်း ကြောင့်၊ ဇရာမရဏ
န္တိ၊ ဇရာမရဏသည့်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ အဝိဇ္ဇာနိရောဓာ၊ အဝိ
ဇ္ဇာ၏ချုပ်ခြင်းကြောင့်၊ သင်္ခါရနိရောဓောတိ၊ သင်္ခါရသည့်ချုပ်၏ဟူ၍၊ ဗုဒ္ဓိ၊
သိတော်မူ၏၊ သင်္ခါရနိရောဓာ၊ သင်္ခါရ၏ချုပ်ခြင်းကြောင့်၊ ဝိညာဏနိရော
ဓောတိ၊ ဝိညာဉ်၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဝိညာဏနိ
ရောဓာ၊ ဝိညာဉ်၏ချုပ်ခြင်းကြောင့်၊ နာမရှုပန္နိရောဓောတိ၊ နာမ်ရှုသည့်
ချုပ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ နာမရှုပန္နိရောဓာ၊ နာမ်၏ချုပ်ခြင်းကြောင့်၊
သဗ္ဗာယတနနိရောဓောတိ၊ ခြောက်ပါးသော အတ္တတ္တိကာယတနသည့်ချုပ်၏
ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ သဗ္ဗာယတနနိရောဓာ၊ ခြောက်ပါးသော အတ္တတ္တိ
ကာယတန၏ချုပ်ခြင်းကြောင့်၊ ဖဿနိရောဓောတိ၊ ဖဿသည့်ချုပ်၏ဟူ၍၊
ဗုဒ္ဓိ၊ သိတော်မူ၏၊ ဖဿနိရောဓာ၊ ဖဿ၏ချုပ်ခြင်းကြောင့်၊ ဝေဒနာနိရော
ဓောတိ၊ ဝေဒနာသည့်ချုပ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဝေဒနာနိရောဓာ၊ ဝေ
ဒနာ၏ချုပ်ခြင်းကြောင့်၊ တဏှာနိရောဓောတိ၊ တဏှာသည့်ချုပ်၏ဟူ၍၊
ဗုဒ္ဓိ၊ သိတော်မူ၏၊ တဏှာနိရောဓာ၊ တဏှာ၏ ချုပ်ခြင်းကြောင့်၊ ဥပါဒါနနိ
ရောဓောတိ၊ ဥပါဒါနသည့်ချုပ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဥပါဒါနနိရော
ဓာ၊ ဥပါဒါန၏ ချုပ်ခြင်းကြောင့်၊ ဘဝနိရောဓောတိ၊ ဘဝ၏ချုပ်ခြင်းသည်
ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊ ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊ ဇာ
တိနိရောဓောတိ၊ ဇာတိ၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဗုဒ္ဓိ၊ သိတော်မူ၏၊
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်၊ ဇရာမရဏနိရောဓောတိ၊ ဇရာ



မရဏ၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ဣဒံ၊ ဤသည်ကား။
 ဒုက္ခန္တိ၊ ဒုက္ခသစ္စာဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ အယံ၊ ဤသည်ကား။ ဒုက္ခံသမု
 ဒယောဘိ၊ ဒုက္ခ၏အကြောင်းဖြစ်သောသမုဒယသစ္စာဟူ၍၊ ဗုဒ္ဓါ၊ သိတော်
 မူ၏။ အယံ၊ ဤသည်ကား။ ဒုက္ခနိရောဓောတိ၊ ဒုက္ခ၏ချုပ်ရာဖြစ်သောနိဗ္ဗာန်
 ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ အယံ၊ ဤသည်ကား။ ဒုက္ခနိရောဓေါဝိနိပဒိုပဒါတိ၊
 ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာဟူ၍၊
 ဗုဒ္ဓါ၊ သိတော်မူ၏။ ဣမေ၊ ဤသည်ဟူ၍ကား။ အာသဝေါတိ၊ အာသဝတို့ဟူ၍၊
 ဗုဒ္ဓါ၊ သိတော်မူ၏။ အယံ၊ ဤသည်ကား။ အာသဝေသမုဒယောတိ၊ အာသဝ၏
 အကြောင်းတည်းဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ (ဃ)၊ ပဒိုပဒါတိ၊ အကျင့်တည်း
 ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ အဘိညေဗျာတိ၊ အ
 လွန်သောဉာဏ်ဖြင့်သိအပ်ကုန်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ဣမေဓမ္မာ၊ ဤ
 တရားတို့ကို၊ ဗဟာတဗျာတိ၊ ဗယ်အပ်ကုန်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ဣမေ
 ဓမ္မာ၊ ဤတရားတို့ကို၊ သန္တိကတဗျာတိ၊ မျက်မှောက်ပြုအပ်ကုန်၏ဟူ၍၊ ဗု
 ဒ္ဓါ၊ သိတော်မူ၏။ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ တာဝေတဗျာတိ၊ ပွားစေအပ်
 ကုန်၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ဆန္တံ၊ ခြောက်ပါးကုန်သော၊ ဖဿဝယတနာ
 နံ၊ စက္ခု သမ္ပဿစသောဖဿာယတနတို့၏ သမုဒယဉ္စ၊ ဖြစ်ခြင်းကိုလည်း
 ကောင်း၊ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း၊ အသာဒဉ္စ၊ သာယာခြင်း
 ကိုလည်းကောင်း၊ အာဒိနဉ္စ၊ အပြစ်ကိုလည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်
 မြောက်ခြင်းကိုလည်းကောင်း၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊
 ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန၏အာရုံဖြစ်ကုန်သောခန္ဓာတို့၏၊ သမုဒယဉ္စ၊ ဖြစ်
 ခြင်းကိုလည်းကောင်း၊ (ဃ)၊ နိဿရဏဉ္စ၊ ထွက်မြောက်ခြင်းကိုလည်း
 ကောင်း၊ ဗုဒ္ဓါ၊ သိတော်မူ၏။ စတုန္ဒံ၊ လေးပါး ကုန်သော၊ မဟာတုတာနံ၊ မ
 ဟာတုတ်တို့၏၊ သမုဒယဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း၊ အတ္ထင်္ဂမဉ္စ၊ ချုပ်
 ခြင်းကိုလည်းကောင်း၊ အသာဒဉ္စ၊ သာယာခြင်းကိုလည်းကောင်း၊ အာဒိန
 ဉ္စ၊ အပြစ်ကိုလည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်မြောက်ခြင်းကိုလည်း
 ကောင်း၊ ဗုဒ္ဓါ၊ သိတော်မူ၏။ ယံကိပ္ပိ သမုဒယဓမ္မံ၊ အလုံးစုံသောဖြစ်ခြင်းသ
 တောတရားသည်၊ အတ္ထိ၊ ရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ နိရောဓဓမ္မန္တိ၊ ချုပ်
 ခြင်းသဘောရှိ၏ဟူ၍၊ ဗုဒ္ဓါ၊ သိတော်မူ၏။ အထဝါ၊ တနည်းကား၊ ယံ၊
 အကြင်အလုံးစုံသောတရားကို၊ ဗုဒ္ဓါတဗ္ဗံ၊ သိအပ်၏။ အနုဗုဒ္ဓါတဗ္ဗံ၊ ပဉ္စမမဂ်
 ဖြင့်သိအပ်၏။ ပဒိုဗုဒ္ဓါတဗ္ဗံ၊ ဒုတိယမဂ်ဖြင့်သိအပ်၏။ သမ္ပုဗ္ဗါတဗ္ဗံ၊ တတိယ
 မဂ်ဖြင့်သိအပ်၏။ အဝိဝန္တဗ္ဗံ၊ ပဉ္စမဒုတိယတတိယဖိုလ်ဖြင့်ရအပ်၏။ ဗုဒ္ဓိတ

ဗွံ၊ တတိယဒိဋ္ဌိဖြင့် ဝေဠုအပ်၏။ သန္တိကာတဗ္ဗံ၊ စတုတ္ထဒိဋ္ဌိဖြင့် မျက်
 မှောက်ပြုအပ်၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသောတရားကို၊ တေနပစ္စေကဗောဓိ
 ဥာဏော၊ ထိုပစ္စေကဗောဓိဟုဆိုအပ်သောဥာဏ်ဖြင့်၊ ဗုဒ္ဓါ၊ သိတော်မူ၏။
 အနုဗုဒ္ဓါ၊ ပဋ္ဌမမဂ်၏အစွမ်းအားဖြင့်သိ၏။ အနုဗုဒ္ဓါ၊ ဒုတိယမဂ်၏အစွမ်းဖြင့်
 တာဘန်သိ၏။ ပဋိဗုဒ္ဓါ၊ တတိယမဂ်၏အစွမ်းဖြင့်ကောင်းစွာသိ၏။ သံဗုဒ္ဓါ၊
 စတုတ္ထမဂ်၏အစွမ်းဖြင့်မဖောက်မပြန်သိ၏။ အဓိဂစ္ဆိ၊ ပဋ္ဌမဒုတိယတတိ
 ယဒိဋ္ဌိအစွမ်းဖြင့်ရအပ်၏။ ဖုသေသိ၊ တတိယဒိဋ္ဌိအစွမ်းဖြင့်တွေ့၏။
 သန္တိကာသိ၊ စတုတ္ထဒိဋ္ဌိအစွမ်းဖြင့်မျက်မှောက်ပြု၏။ ဣတိဝေံ၊ ဤသို့
 သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေကသမ္ပုဇ္ဈါသည်၊ ဧကော၊ မြတ်သည်
 ဖြစ်၍၊ အနုတ္တရံ၊ အလွန်မြတ်သော၊ ပစ္စေကသမ္ပေမိံ၊ အသီးအခြားတပါး
 တည်းသာသျှင်သိအပ်သောပစ္စေကဗောဓိဥာဏ်ကို၊ အဘိသမ္ပုဇ္ဈေါ၊ အလွန်
 သိတော်မူပြီ။ ဣတိ၊ ထိုကြောင့်၊ ဧကော၊ မြတ်တော်မူ၏။ စရေတိ၊ စရေဟု
 သည်ကား၊ ဣရိယာပထစရိယာ၊ ဣရိယာပထတို့၏ ဖြစ်ခြင်းစရိယထည်း
 ကောင်း၊ အာယတနစရိယာ၊ အာယတနတို့၏ ဖြစ်ခြင်းစရိယထည်း
 ကောင်း၊ သတိစရိယာ၊ သတိတို့၏ ပြည့်ခြင်းစရိယထည်းကောင်း၊ သမာ
 မိစရိယာ၊ သမာမိတို့၏ ဖြစ်ခြင်းစရိယ ထည်းကောင်း၊ ဥာဏစရိယာ၊
 ဥာဏ်တို့၏ဖြစ်ခြင်းစရိယထည်းကောင်း၊ မဂ္ဂစရိယာ၊ မဂ်တို့၏ဖြစ်ခြင်း
 စရိယထည်းကောင်း၊ ပတ္တိစရိယာ၊ ဒိဋ္ဌိတို့၏ဖြစ်ခြင်းစရိယထည်းကောင်း
 ထောကတ္ထစရိယာ၊ သတ္တထောက၏ပစ္စုပ္ပန်သံသရာဟူသော အကျိုးတို့
 ၏ဖြစ်ခြင်းစရိယထည်းကောင်း၊ ဣတိ၊ ဤသို့၊ စရိယာယော၊ စရိယတို့သည်
 အဗ္ဗု၊ ရှစ်ပါးတို့တည်း၊ ဣရိယာပထစရိယာတိ၊ ဣရိယာပထ စရိယာဟူ
 သည်ကား၊ စတုသုဣရိယာပထေသု၊ လေးပါးကုန်သော ဣရိယာပထတို့
 ဌံ၊ စရိယာတိ၊ ဖြစ်၏။ အာယတနစရိယာတိ၊ အာယတနစရိယဟူသည်ကား၊
 အဏ္ဏတ္တိကဗာဟိရေသု၊ အတွင်းအပ၌ဖြစ်ကုန်သော၊ ဆာသုအာယတနေသု၊
 ခြောက်ပါးကုန်သော အာယတနတို့ဌံ၊ စရိယာ၊ ဖြစ်ခြင်းတည်း၊ သတိစရိ
 ယာတိ၊ သတိစရိယဟူသည်ကား၊ စတုသုသတိပဋ္ဌါနေသု၊ လေးပါးကုန်
 သောသတိပဋ္ဌါနံတို့ဌံ၊ စရိယာ၊ ဖြစ်ခြင်းတည်း၊ သမာမိစရိယာတိ၊ သမာမိ
 စရိယဟူသည်ကား၊ စတုသုဓမ္မာနေသု၊ လေးပါးကုန်သောဓမ္မာနံတို့ဌံ၊ စရိ
 ယာ၊ ဖြစ်ခြင်းတည်း၊ ဥာဏစရိယာတိ၊ ဥာဏစရိယဟူသည်ကား၊ စတု
 သုအရိယသစ္စေသု၊ လေးပါးကုန်သောအရိယာ-ဓမ္မာတို့ဌံ၊ စရိယာ၊ ဖြစ်ခြင်း
 တည်း၊ မဂ္ဂစရိယာတိ၊ မဂ္ဂစရိယဟူသည်ကား၊ စတုသုအရိယမဂ္ဂေသု၊

သေးပါးကုန်သော အရိယမဂ်တို့၌၊ စရိယာ၊ ဖြစ်ခြင်းတည်း၊ ပတ္တိစရိယာတိ၊
 ပတ္တိစရိယ ဟူသည်ကား၊ စတုသုသာမညပလေသု၊ သေးပါးကုန်သော
 သာမညဗိုလ်တို့၌၊ စရိယာ၊ ဖြစ်ခြင်းတည်း၊ ထောကတ္ထစရိယာတိ၊ ထော
 ကတ္ထစရိယ ဟူသည်ကား၊ တထာဂတောသု၊ နှေးဘုရားတို့ကဲ့သို့သာခြင်း
 ကောင်းကုန်သော၊ အရဟန္တေသု၊ ကိလေသာတို့မှဝေးကုန်သော၊ သမ္ဗာ
 သမ္ဗုဒ္ဓေသု၊ မြတ်စွာတုရားတို့၌၊ စရိယာ၊ ဖြစ်ခြင်းတည်း၊ ပဒေသတော၊
 တစ်တံတဒေသအားဖြင့်၊ ပစ္စေကသမ္ဗုဒ္ဓေသု၊ ပစ္စေကသမ္ဗုဒ္ဓါတို့၌၊ စရိတိ၊
 ဖြစ်၏၊ ပဒေသတော၊ တစ်တံတဒေသအားဖြင့်၊ သာဝကောသု၊ သာဝကတို့၌၊
 စရိတိ၊ ဖြစ်၏၊ အရိယာပထစရိယာစ၊ အရိယာပထစရိယသည်လည်း၊ ပဏိ
 ဝိသမ္ဗန္ဓာနံ၊ ပြင်သကိစ္စသောက်တည်ခြင်းရှိသော အရိယာဝုတ်နှင့်ပြည့်စုံ
 ကုန်သောသူတို့အား၊ စရိတိ၊ ဖြစ်၏၊ အာထတနစရိယာစ၊ အာထတနစရိ
 ယသည်လည်း၊ အုန္တိယေသု၊ စက္ခုစသော အင်္ဂါတို့၌၊ ဂုတ္တန္တိရာနံ၊ ထုံခြံစွာ
 စောင့်ရှောက်ကုန်သောသူတို့အား၊ ဟောတိ၊ ဖြစ်၏၊ သတိစရိယာစ၊ သတိ
 စရိယာသည်လည်း၊ အဗ္ဗမာဒဝိဟာရီနံ၊ ဝိလစသည်တို့၌ မမှေမထေ့
 နေထေ့ရှိကုန်သောသူတို့အား၊ ဟောတိ၊ ဖြစ်၏၊ သမာဓိစရိယာစ၊ သမာဓိ
 စရိယသည်လည်း၊ အဓိဝိတ္တမနုယုတ္တိရာနံ၊ အဓိဝိတ္တဟုဆိုအပ်သော သမာဓိ
 ကိုသုံ့လမြဲကုန်သောသူတို့အား၊ ဟောတိ၊ ဖြစ်၏၊ ဥာဏစရိယာစ၊ ဥာဏ
 စရိယသည်လည်း၊ ဗုဒ္ဓိသမ္ဗန္ဓာနံ၊ ဂေါတြံတူဥာဏ်နှင့် ပြည့်စုံကုန်သောသူ
 တို့အား၊ ဟောတိ၊ ဖြစ်၏၊ မဂ္ဂစရိယာစ၊ မဂ္ဂစရိယသည်လည်း၊ သမ္ဘာပဋိ
 ပန္နာနံ၊ ကောင်းစွာရုဆဲကျင့်ဆဲဖြစ်ကုန်သောသူတို့အား၊ ဟောတိ၊ ဖြစ်၏၊
 ပတ္တိစရိယာစ၊ ပတ္တိစရိယသည်လည်း၊ အဓိဂတပယာနံ၊ ဗိုလ်ကိုရုဆဲဖြစ်
 ကုန်သောသူတို့အား၊ ဟောတိ၊ ဖြစ်၏၊ ထောကတ္ထစရိယာစ၊ ထောကတ္ထ
 စရိယသည်လည်း၊ တထာဂတာနံ ထာခြင်း ကောင်းကုန်သော၊ အရ
 ဟန္တာနံ၊ ကိလေသာတို့မှဝေးကုန်သော၊ သမ္ဗာသမ္ဗုဒ္ဓါနံ၊ မြတ်စွာတုရား
 တို့အား၊ ဟောတိ၊ ဖြစ်၏၊ ပဒေသတော၊ တစ်တံတဒေသအားဖြင့်၊ ပစ္စေက
 သမ္ဗုဒ္ဓါနံ၊ ပစ္စေကသမ္ဗုဒ္ဓါတို့အား၊ ဟောတိ၊ ဖြစ်၏၊ ပဒေသတော၊ တစ်တံ
 တဒေသအားဖြင့်၊ သာဝကောနံ၊ သာဝကတို့အား၊ ဟောတိ၊ ဖြစ်၏၊ စရိယာ
 နယာ၊ စရိယတို့သည်၊ အုမာအဗ္ဗ၊ ဤရှစ်ပါးတို့တည်း၊ အပရာပိ၊ တပါး
 လည်းဖြစ်ကုန်သော၊ အဗ္ဗစရိယာယော၊ ရှစ်ပါးကုန်သောစရိယတို့သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ အဏိမုစ္စန္တော၊ သဒ္ဓါခြင်းကိုလွတ်သော သူသည်၊
 သဒ္ဓါယ၊ သဒ္ဓါ၏အစွမ်းဖြင့်၊ စရိတိ၊ ဖြစ်၏၊ ပဂ္ဂဗျန္တော၊ အားထုတ်သော



သူသည်၊ ဝိရိယေန၊ ဝိရိယ၏အစွမ်းဖြင့်၊ စရတိ၊ ဖြစ်၏၊ ဥပဋ္ဌပေန္တော၊
 ထင်သောသတိရှိသောသူသည်၊ သတိယာ၊ သတိ၏အစွမ်းဖြင့်၊ စရတိ၊
 ဖြစ်၏၊ အဝိက္ခဝံ၊ မမျှလွင့်ခြင်းကို၊ ကရောန္တော၊ ပြုသောသူသည်၊ သမာဓိ
 နာ၊ သမာဓိအစွမ်းဖြင့်၊ စရတိ၊ ဖြစ်၏၊ စဇာနန္တော၊ ထေးပါးသောသတ္တကို
 အပြားအားဖြင့်သိသောသူသည်၊ ပညာယ၊ ပညာ၏အစွမ်းဖြင့်၊ စရတိ၊
 ဖြစ်၏၊ ဝိဇာနန္တော၊ အာရုံကိုသိသောသူသည်၊ ဝိညာဏစရိယာယ၊ ဆင်
 ခြင်သော ဝိညာဏ်တည်းဟူသော စရိယ၏အစွမ်းဖြင့်၊ စရတိ၊ ဖြစ်၏၊
 ဧဝံ၊ ဤသို့၊ ပဋိပန္နဿ၊ များသောအပြစ်ရှိသောအရာကို ပယ်သဖြင့်ကျင့်
 သောသူအား၊ ကုသလောဓမ္မာ၊ သမထဝိပဿနာအစွမ်းဖြင့်ဖြစ်ကုန်သော
 ကုသိုလ်တရားတို့သည်၊ အာယာပေန္တိ၊ လွန်စွာဖြစ်ကုန်၏၊ ဣတိတသ္မာ၊ ထို
 ကြောင့်၊ အာယတနစရိယာယစရတိ၊ ကုသိုလ်တရားတို့၏လွန်စွာဖြစ်ခြင်း
 ငါဖြစ်၏၊ ဧဝံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သောသူသည်၊ ဝိသေသံ ဝိက္ခမ္ဘတာ
 ပဋိပဿဒ္ဓိအစွမ်းဖြင့်ယူခြင်းသို့၊ အဓိဂစ္ဆတိ၊ ရောက်၏၊ ဣတိတသ္မာ၊
 ထိုကြောင့်၊ ဝိသေသစရိယာယစရတိ၊ ထူးသောစရိယဖြင့်ဖြစ်၏၊ စရိယာ
 ယော၊ စရိယာတို့သည်၊ ဣမာအဋ္ဌ၊ ဤရှစ်ပါးတို့တည်း၊ အပရာပိ၊ တပါး
 ထည်းဖြစ်ကုန်သော၊ အဋ္ဌစရိယာယော၊ ရှစ်ပါးကုန်သော စရိယတို့သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ သမ္မာဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိ၏၊ ဒသနစရိယာစ၊ နိဗ္ဗာန်
 သို့မျက်မှောက်ပြုသဖြင့် ဖြစ်ခြင်းစရိယထည်းကောင်း၊ သမ္မာသင်္ကပ္ပဿ၊
 ကောင်းသောအကြံ၏အဘိရာပနစရိယာစ၊ အာရုံသို့စိတ်ကိုရှေ့ရှုတင်
 ခြင်းစရိယထည်းကောင်း၊ သမာဝါစာယ၊ ကောင်းသောစကား၏၊ ပရိဂ္ဂ
 ဟစရိယာစ၊ ထေးပါးသော ဝစီဒုစရိုက်ကို၊ စောင့်စည်းခြင်း ဟူသော
 ပရိဂ္ဂဟစရိယ ထည်းကောင်း၊ သမ္မာကမ္မန္တဿ၊ ကောင်းသော အမှု၏၊
 သရဋ္ဌါန စရိယာစ၊ သုံးပါးသောကာယဒုစရိုက်ကို စောင့်စည်း သဖြင့်
 ဖြစ်သောစရိယထည်းကောင်း၊ သမ္မာအာဇီဝဿ၊ ကောင်းသောအသက်
 ပွေးခြင်း၏၊ ဝေါဒါနစရိယာစ၊ စင်ကြယ်စွာဖြစ်ခြင်းစရိယထည်းကောင်း၊
 သမ္မာဝါယာမဿ၊ ကောင်းစွာအားထုတ်ခြင်း၏၊ ပဂ္ဂဟစရိယာစ၊ အား
 ထုတ်ခြင်း စရိယ ထည်းကောင်း၊ သမ္မာသတိယာ၊ ကောင်းစွာ အောက်
 မှေခြင်းသတိ၏၊ ဥပဋ္ဌါနစရိယာစ၊ လင်စွာဖြစ်ခြင်းစရိယထည်းကောင်း၊
 သမ္မာ သမာဓိယာ၊ ကောင်းသော သမာဓိ၏၊ အဝိက္ခေပစရိယာစ၊ မမျှ
 လွင့်သောဖြစ်ခြင်းစရိယ ထည်းကောင်း၊ စရိယာယော၊ စရိယတို့သည်
 ဣမာအဋ္ဌ၊ ဤရှစ်ပါးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ခဂ္ဂဝိသေသကပ္ပောတိ၊

ခဝ္ဂဝိသာဏကပ္ပော ဟူသည်ကား၊ ခဝ္ဂသန္နာမဝိသာဏံ၊ ကြံ့မည်သော သတ္တဝါ၏ ဦးချိုသည်၊ ဧကံ၊ တချောင်းသည်၊ အဒုတိယံ၊ ဒုတိယချောင်း မရှိသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဝေမေဝ၊ ဤအတူလျှင်၊ သောပစ္စေ ကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ တက္ကပ္ပေါ၊ ထိုကြံ့ချိုသဘော ရှိသည်၊ တဿဒိသော၊ ထိုကြံ့ချိုနှင့်တူသည်၊ တပ္ပဒိဘာဂေါ၊ ထိုကြံ့ ချိုနှင့်တူသော အတို့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အတိသောဏံ၊ အလွန်နံ သောအရသာကို၊ ထောဏကပ္ပေါ၊ ဆားနှင့်တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆို အပ်သကဲ့သို့၊ အတိတိတ္တကံ အလွန်ခါးသောအရသာကို၊ တိတ္တကပ္ပော၊ တမာနှင့်တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆိုအပ်သကဲ့သို့၊ အတိမဇျရံ၊ အလွန် ကောင်းသော အရသာကို၊ မရံရကပ္ပေါ၊ နို့ဂဏာနှင့်တူ၏ဟူ၍၊ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့၊ အတိဥဏှံ၊ အလွန်ပူခြင်းကို၊ ဧဂ္ဂိကပ္ပော၊ မီးနှင့် တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆိုအပ်သကဲ့သို့၊ အတိသိတလံ၊ အလွန်အေး သည်ကို၊ ဟိမကပ္ပေါ၊ ဆီးနှင့်ရေနှင့်တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆိုအပ်သကဲ့ သို့၊ မဟာဥဒကက္ခန္ဓာ၊ များစွာသောရေအရကို၊ သမုဒ္ဒကပ္ပေါ၊ သရဒ္ဒရာ နှင့်တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆိုအပ်သကဲ့သို့၊ မဟာဘိညာဗလပ္ပတ္တော၊ ကြီးသောဘန်မိုးအဘိညာဉ်အားသို့ရောက်သော၊ သာဝကော၊ သာဝကကို သတ္တုကပ္ပေါတိ၊ ဖြတ်စွာထုရားနှင့်တူ၏ဟူ၍၊ ဝုစ္စတိယထာ၊ ဆိုအပ်သ ကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေ ကသမ္ပုဒ္ဓါသည်၊ တက္ကပ္ပေါ၊ ထိုကြံ့ချိုသဘော ရှိသည်၊ တဿဒိသော၊ ထိုကြံ့ချိုနှင့် တူသည်၊ တပ္ပဒိဘာဂေါ၊ ထိုကြံ့ချိုနှင့် တူသော အတို့ရှိ သည်ဖြစ်၍၊ ဧကောအဒုတိယော၊ အပေါ်မရှိတပါးဟည်း၊ ရက္ခဗန္ဓနော၊ ရာဂစသောနှောင်ဖွဲ့ခြင်းမှ လွတ်သည်ဖြစ်၍၊ သမ္မာ၊ ကောင်းစွာ၊ ထော ကော၊ ထောကန္တံ၊ စတုတိ၊ ကျင့်၏၊ ဝိဘဇတိ၊ နေ၏၊ ဣရိယတိ၊ ဣရိယာပုထ် ကိုဖြစ်စေ၏၊ ဝတ္တတိ၊ ကျင့်၏၊ ပါပေတိ၊ စောင့်၏၊ ယပေတိ၊ မျှ၏၊ ယာ ပေတိ၊ မျှစေ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဧကောစရေခဝ္ဂဝိသာဏကပ္ပေါ တိပဒဿ၊ ဧကောစရေခဝ္ဂဝိသာဏကပ္ပေါဟူသောပုဒ်၏၊ အတ္ထော၊ အနက် တည်း၊ တေန၊ ထိုကြောင့်၊ ပစ္စေကသမ္ပုဒ္ဓေါ၊ ရှင်ပစ္စေကသမ္ပုဒ္ဓါသည်။ သဗ္ဗေ ခုတုတေသုနိခါယဒဏှံ၊ အဝိဟေဋ္ဌယံ အညဟရံပိတေသံန ပုတ္တမိန္ဒြေ ယုက္ကတော သဟာယံ၊ ဧကောစရေ ခဝ္ဂဝိသာဏကပ္ပေါတိ၊ သဗ္ဗေသုတု တေသုနိခါယဒဏှံ၊ အဝိဟေဋ္ဌယံ အညဟရံပိ တေသံ နပုတ္တမိန္ဒြေ ယုက္က တောသဟာယံ၊ ဧကောစရေခဝ္ဂဝိသာဏကပ္ပေါဟူ၍၊ အာဟံ၊ ဆိုပြီ။ ။



သံသဂ္ဂဇာတဿ၊ ငါးပါးသော နှိုးနှောခြင်းဖြင့်နှိုးနှော စပ်ရှင်ခြင်းဖြစ်
 သောသူအား၊ သေနဟာ၊ အားကြီးသောချစ်ခြင်းတဏှာ၊ အစေးတို့သည်၊
 သဝန္တိ၊ ဖြစ်ကုန်၏။ သေနဟာနယ်၊ ချစ်ခြင်းတဏှာရှိသောသူသို့အစဉ်လိုက်
 သော၊ ဣဒံနက္ခံ၊ ဤသို့ ကမလွန်၌ဖြစ်သော ဆင်းရဲခြင်းသော ကပရိဒေဝ
 စသောအပြားရှိသော ဆင်းရဲခြင်းသည်၊ ပဟောတိ၊ ဖြစ်၏။ အာဒိနင်္ဂေ န
 ဘဇံ၊ များစွာသော အပြစ်ရှိသောတဏှာ၊ အစေးကြောင့်ဖြစ်သော ချစ်ခြင်း
 ကို၊ ပေက္ခမာနော၊ ရှုကြည့်သည်ဖြစ်၍၊ ခဂ္ဂဝိယာဟကပ္ပေါ၊ ကြံ့ချိုနှင့်အ
 တူ၊ ဒေကာ၊ အပေါ်မရှိတပါးတည်း၊ စဇေ၊ ကျင့်ချ၏။ သံသဂ္ဂဇာတ
 ဿသဝန္တိ၊ သေနဟာတံ၊ ဧတ္ထပဒေ၊ သံသဂ္ဂဇာတဿ၊ သဝန္တိ၊ သေနဟာ၊ ဟူ
 သောဤပုဒ်၌၊ သံသဂ္ဂါတိ၊ သံသဂ္ဂဟူသည်ကား၊ ဒသနသံသဂ္ဂေါစ၊ မြင်သ
 ဖြင့်နှိုးနှောခြင်းလည်းကောင်း၊ သဝနသံသဂ္ဂေါစ၊ ကြားသဖြင့်နှိုးနှောခြင်း
 ထည်းကောင်း၊ ဣတိ၊ ဤသို့၊ သံသဂ္ဂါ၊ နှိုးနှောခြင်းတို့သည်၊ ဧန္တုရံ၊ ပါးတို့
 တည်း၊ ဒသနသံသဂ္ဂေါ၊ မြင်သဖြင့်နှိုးနှောခြင်းသည်။ ကတမေ၊ အဘယ်
 နည်း၊ ဣဒံ၊ ဤလောက၌၊ ဧကစ္စော၊ အရှိုသောသူသည်၊ အဘိ၊ ရှုပ်၊ အလွန်
 အဆင်းလှသော၊ ဒသနာယံ၊ ရှုချင်တွယ်ရှိသော၊ ပါယာဒိကံ၊ ကြည်ညို
 တွယ်ရှိသော၊ ပရမာယ၊ လွန်စွာသော၊ ပတ္ထပေါက္ခရတာယ၊ ကံ့ယံအဆင်း
 နှင့်၊ သမန္နာဂတံ၊ ပြည့်စုံသော၊ ဣတ္ထိံ၊ ဝါ၊ မိန်းမကဲ့ ထည်းကောင်း၊ ကုမာ
 ရိံ၊ ဝါ၊ သတို့သမီးကဲ့ထည်းကောင်း၊ ပဿတိ၊ မြင်၏၊ ဒိသ္မာ၊ မြင်၍၊ ပထဝိတွာ
 ရှု၍၊ သော၊ ထိုသူသည်၊ အနုဗုဒ္ဓနသော၊ ထက်မြေ သဏ္ဍာန်ပြုံးငယ်ခြင်း
 စကားပြောဆိုခြင်းစသော အခြင်းအရာကို၊ ခဓိတ္တံ၊ ဣတ္ထိပုရိသစသောအ
 ကြောင်းနိဗိတ်ကို၊ ဝဏှာတိ၊ သန္ဓရာဂဖြင့်ယူ၏။ ကေသယဝါ၊ ဆံတို့သည်
 ထည်း၊ သောဘဏာ၊ တင့်တယ်ကုန်၏။ ရုခါဝါ၊ ခံတွင်းသည်ထည်း၊ သော
 ဘဏာ၊ တင့်တယ်ကုန်၏။ အက္ခိဝါ၊ မျက်စိတို့သည်ထည်း၊ သောဘဏာ၊
 တင့်တယ်ကုန်၏။ ကဏ္ဍာဝါ၊ နားတို့သည်ထည်း၊ သောဘဏာ၊ တင့်တယ်
 ကုန်၏။ နာသယဝါ၊ နှာခေါင်းတို့သည်ထည်း၊ သောဘဏာ၊ တင့်တယ်ကုန်၏။
 ဩဠာဝါ၊ နှုတ်ခန်းတို့သည်ထည်း၊ သောဘဏာ၊ တင့်တယ်ကုန်၏။ ဒန္တဝါ၊
 သွားတို့သည်ထည်း၊ သောဘဏာ၊ တင့်တယ်ကုန်၏။ ရုခံဝါ၊ ခံတွင်းတို့
 သည်ထည်း၊ သောဘဏာ၊ တင့်တယ်ကုန်၏။ ဝိဝံဝါ၊ ထည်တို့သည်ထည်း၊ သော
 ဘဏာ၊ တင့်တယ်ကုန်၏။ ထနာဝါ၊ သံမြိတ်တို့သည်ထည်း၊ သောဘ
 ဏာ၊ တင့်တယ်ကုန်၏။ ဥရိဝါ၊ ရင်သည်ထည်း၊ သောဘဏာ၊ တင့်တယ်၏။
 ဥဒရိဝါ၊ ဝမ်းသည်ထည်း၊ သောဘဏာ၊ တင့်တယ်၏။ ကဒ္ဓိဝါ၊ ခါးသည်

လည်း၊ သောဘဏံ၊ တင့်တယ်၏၊ ဥရုဝါ၊ ပေါင်တို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ ဇဗ္ဗဝါ၊ မြင်းခေါင်းတို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ သတ္တဝါ၊ လက်တို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ ပါဒါဝါ၊ ခြေတို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ အင်္ဂုလိယောဝါ၊ လက်ချောင်းတို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ နုခါဝါ၊ ခြေသည်းလက်သည်းတို့သည်လည်း၊ သောဘဏံ၊ တင့်တယ်ကုန်၏၊ ဣတိ၊ ဤသို့၊ နိမိတ္တာနိမိတ်အကြောင်းကို၊ ဝဏ္ဏာတိ၊ ယူ၏၊ ဒိသ္မာ၊ မြင်၍၊ ဝဿိက္ခာ၊ ရှု၍၊ အဘိနန္ဒတိ၊ အလွန်နှစ်သက်၏၊ အဘိဝဒတိ၊ အလွန်ပြောဆို၏၊ အဘိပတ္ထေတိ၊ အလွန်တောင့်တ၏၊ ရာဂဗန္ဓနံ၊ ရာဂဖြင့်ဖွဲ့ခြင်းကို၊ အနုဿရတိ၊ အနုဗုဗန္ဓတိ၊ အစဉ်ဖွဲ့၏၊ အယံ၊ ဤသည်ကား၊ ဒဿနသံသဂ္ဂေါ၊ မြင်သဖြင့်နှိုးနှောခြင်းကောင်း၊ သဝနသံသဂ္ဂေါ၊ ကြားသဖြင့် နှိုးနှောခြင်းသည်၊ ကတမော၊ အဘယ်နည်း၊ ဣမ၊ ဤထောက၌၊ ဧကစ္စော၊ အချို့သော သူသည်၊ အသုကတ္တိနာမဝါ၊ ဤမည်သောရှာ၌ လည်းကောင်း၊ နိဂမေဝါ၊ နိဂုံး၌ လည်းကောင်း၊ ဣတ္ထိဝါ၊ မိန်းမသည်လည်းကောင်း၊ ကုမာဓိဝါ၊ သတို့သမီးသည်လည်းကောင်း၊ အဘိရူပါ၊ အလွန်အဆင်းလှ၏၊ ဒဿနိယော၊ ရှုချင်သွယ်ရှိ၏၊ ပါသာဒိကာ၊ ကြည်ညိုသွယ်ရှိ၏၊ ပရမာယ၊ လွန်စွာသော၊ ဝဏ္ဏပေါက္ခရတာယ၊ ကိုယ်အဆင်းနှင့်၊ သမန္နာဂတာတိ၊ ပြည့်စုံ၏ဟု၊ သုတာတိ၊ ကြား၏၊ သုတွာ၊ ကြား၍၊ သုဏိတွာ၊ သော တစ်ည ဖြင့်ကြား၍၊ အဘိနန္ဒတိ၊ အလွန်နှစ်သက်၏၊ အဘိဝဒတိ၊ အလွန်ပြောဆို၏၊ အဘိပတ္ထေတိ၊ အလွန်တောင့်တ၏၊ ရာဂဗန္ဓနံ၊ ရာဂဖြင့်ဖွဲ့ခြင်းကို၊ အနုဿရတိ၊ အစဉ်အောက်မေ့၏၊ အနုပ္ပါဒေတိ၊ အစဉ်အတိုင်းဖြစ်စေ၏၊ အနုပ္ပဗန္ဓတိ၊ အစဉ်သဖြင့်ဖွဲ့၏၊ အယံ၊ ဤသည်ကား၊ သဝနသံသဂ္ဂေါ၊ ကြားသဖြင့်နှိုးနှောခြင်းမည်၏၊ သေနဟောတိ၊ သေနဟောဟုသည်ကား၊ ဝဏ္ဏာသေနဟောစ၊ ဝဏ္ဏာဖြင့်ချစ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိသေနဟောစ၊ ဒိဋ္ဌိဖြင့် ချစ်ခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ သေနာဘာ၊ ချစ်ခြင်းတို့သည်၊ ဧန္တုနှစ်ပါးတို့တည်း၊ ဝဏ္ဏာသေနဟော၊ ဝဏ္ဏာဖြင့် ချစ်ခြင်းသည်၊ ကတမော၊ အဘယ်နည်း၊ ယာဝတာ၊ အကြင်မျှထောက်၊ တဏှာသင်္ခါတေန၊ တဏှာဟူသော ချဲ့ထွင်ခြင်းဖြင့်၊ ဝိမကတံ၊ ပိုင်းခြားခြင်းကိုပြုအပ်၏၊ ဩမိကတံ၊ ပိုင်းခြားသောအရေးကိုပြုအပ်၏၊ မရိယန္တိကတံ၊ ပိုင်းခြားသော အဆုံးကိုပြုအပ်၏၊ ပရိဂ္ဂဟိတံ၊ သိမ်းဆည်း၍ယူ၏၊ မမာယိတံ၊ မြတ်နိုးခြင်းကိုပြု၏၊ မမ၊ ငါ၏၊ ဣဒံ၊ ဤဥစ္စာ

သင်္ဃာတန်းအနီး၌တည်၏။ မမ၊ ငါ၏၊ တော်၊ ထိုဥစ္စာသည်ကားအဝေး၌တည်
 ၏။ ဧတ္တကံ၊ ဤမျှဟုပရိက္ခရာကံမှတ်၏။ မမ၊ ငါ၏၊ ဧတ္တကော၊ ဤမျှဟုအပိုင်း
 အခြားကိုမှတ်၏။ မမရူပါ၊ ငါ၏ရူပါရုံ၊ သဒ္ဓါ၊ သဒ္ဓါရုံ၊ ဝဇ္ဇာ၊ ဝဇ္ဇာရုံ၊ ရသော၊
 ရသာရုံ၊ ဗောဓုဗ္ဗာ၊ ဗောဓုဗ္ဗာရုံ၊ အတ္တရတော၊ အဝင်း၊ ဂါရုဏော၊ အရုံ၊ ဒါသိ၊
 ကျွန်မိန်းမ၊ ဒါသာ၊ ကျွန်ယောက်ျား၊ အဇေဇ္ဇကော၊ ဆိတ်မြန်မာဆိတ်ကုသား
 တို့၊ ကုတ္တု၊ ဧသုကရာ၊ ကြက်ဝက်တို့၊ ဟတ္ထိဂဝဿဝဇ္ဇဝါ၊ ဆင်နွားခြင်း
 တို့၊ ခေတ္တံ၊ လယ်၊ ဝတ္ထု၊ ယာယီမည်၊ ဝေဠု၊ သုဝတ္ထု၊ ရွှေ၊ ဂါမနိမေရာဇဋ္ဌာနိ
 ဟော၊ ရှာနိဂုံးမင်းနေပြည်တိုင်းတို့၊ ဇနပဒါစ၊ ဇနပုဒ်၊ ကောသောစ၊ ငါ၏
 ကျွဲထည်းကောင်း၊ ကောဇ္ဇာဂါရုဗ္ဗ၊ ငါ၏ကျွဲ ထည်းကောင်း၊ ကေဝဿ
 အသုံးရုံသော၊ မဟာပထဝီပိ၊ မြေကြီးကိုထည်း။ ဟတ္ထာဝသေန၊ တတ္ထာ
 ၏အစွမ်းဖြင့်၊ မမာယတိ၊ ပြိတွယ်မြတ်နိုးကတ်၏။ ယာဝတာ၊ အကြင်မျှ
 သောက်၊ အဋ္ဌသဘတတ္ထာ၊ တရာရှစ်ပါးသောတတ္ထာသည်။ ဝိစနိတံ၊ ကြည့်
 ထည့်ချွေဝွင်၏။ အယံ၊ ဤသည်ကား။ တတ္ထာဝေ၊ နဟော၊ တတ္ထာဖြင့်ချစ်
 ခြင်းမည်၏။ ဒိဋ္ဌိသနဟော၊ ဒိဋ္ဌိဟူသောချစ်ခြင်းသည်။ ကတမော၊ အဘယ်
 နည်း၊ ဝိသတိဝတ္ထုကာ၊ နှစ်ဆယ်သော ဝတ္ထုရှိသော၊ သက္ကာယဒိဋ္ဌိ၊ နွှာ
 ငါးပါး၌ကိုယ်ဟုယူခြင်းသက္ကာယဒိဋ္ဌိထည်းကောင်း၊ ဒသဝတ္ထုကာ၊ ဆယ်
 ပါးသောဝတ္ထုရှိသော၊ မိစ္ဆာဒိဋ္ဌိ၊ နတ္ထိဒိဋ္ဌိစသောမှားသော အယူရှိသောမိ
 န္ဈာဒိဋ္ဌိထည်းကောင်း၊ ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထုရှိသော၊ အန္တဂ္ဂါ
 ဟိကာဒိဋ္ဌိ၊ သဿဘစသော တပါးသောအရ၏တည်ရာဟု အယူရှိသောအ
 န္တဂ္ဂါဟိကာဒိဋ္ဌိထည်းကောင်း၊ ဝေဇ္ဇပေါ၊ ဤသို့သဘောရှိသော၊ ယာဒိဋ္ဌိ၊ အ
 ကြင်အယူထည်းကောင်း၊ ဒိဋ္ဌိကတံ၊ ခြောက်ဆဲ့နှစ်ပါးသောဒိဋ္ဌိ၌အကျုံးဝင်
 သောအယူထည်းကောင်း၊ ဒိဋ္ဌိဂဟတံ၊ လွန်နိုင်ခဲ့သော ဒိဋ္ဌိဟူသောတော
 နရ်ထည်းကောင်း၊ ဒိဋ္ဌိကန္တာရံ၊ ကူးခပ်နိုင်ခဲ့သော ဒိဋ္ဌိကန္တာရထည်း
 ကောင်း၊ ဒိဋ္ဌိဝိသုကာယိကံ၊ ဖြေဖျောက်နိုင်ခဲ့သော ခြောင့်နှင့် တူသောဒိဋ္ဌိ
 ထည်းကောင်း၊ ဒိဋ္ဌိဝိပုန္ဒိတံ၊ ဖောက်ပြန်သောအယူရှိသောဒိဋ္ဌိထည်းကောင်း၊
 ဒိဋ္ဌိသံသောဇနံ၊ ဖွဲ့တတ်သော ဒိဋ္ဌိသံယောဇဉ် ထည်းကောင်း၊ ဂါဟော၊
 အာရုံကိုဖြီစွာ ယူတတ်သောဒိဋ္ဌိ ထည်းကောင်း၊ ပတိဋ္ဌာဟော၊ ဗလဝ
 သက္ကိရှိသော တည်ရာ ဖြစ်သောဒိဋ္ဌိ ထည်းကောင်း၊ အတိနိဝေသော၊ နိစ္စ
 သုခစသော အားဖြင့် နှလုံးသွင်းခြင်း ထည်းကောင်း၊ ပရာမာသော၊ တရား
 ၏သဘောကိုလွန်၍ သက်ခြင်းထည်းကောင်း၊ ကုမ္မုဂ္ဂေါ၊ စက်ဆုပ်ခွယ်
 သောအပါယ်ခရီး ထည်းကောင်း၊ မိစ္ဆာပယော၊ မဟုတ်မမှန်သော ခရီး



လည်းကောင်း၊ မိစ္ဆတ္တံ၊ ချွတ်ယွင်းသော သဘော အယူလည်းကောင်း၊
 တိတ္ထာယတနံ၊ အကျိုးမရှိသော သူတို့၏လည်းသဖြင့် တည်ရာလည်းကောင်း၊
 ဝိပရိယေသဂါဟော၊ ချွတ်ယွင်းသော ယူခြင်း လည်းကောင်း၊ ဝိပရိတ
 ဂါဟော၊ သဘောမဟုတ်သည်ကို ယူခြင်းလည်းကောင်း၊ ဝိပလ္လာသဂါ
 ဟော၊ အနိစ္စကိုနိစ္စဟု ပြန်၍ယူခြင်း လည်းကောင်း၊ မိစ္ဆာဂါဟော၊ အ
 ကြောင်းကင်း၍ ချွတ်ယွင်းသော အယူလည်းကောင်း၊ အယာထာဝကမ္မိ၊
 သဘောမရှိသောဝတ္ထုနှင့်၊ ယာထာဝကန္တိ ဂါဟော၊ သဘောရှိ၏ဟုယူခြင်း
 လည်းကောင်း၊ ယာဝ၊ အကြင်မျှထောက်၊ စွါသဗ္ဗိဒိဗ္ဗိဘာနိ၊ ခြောက်ဆဲ့နှစ်ပါး
 ကုန်သောဒိဗ္ဗိအယူတို့သည်၊ သန္တိ၊ ရှိကုန်၏၊ အယံ၊ ဤသည်လျှင်၊ ဒိဗ္ဗိသွ
 ဟော၊ ဒိဗ္ဗိတည်းဟူသော ချစ်ခြင်းမည်၏၊ သံသဂ္ဂဇာတသ၊ ဘဝန္တိသေ
 ဟာတိ၊ သံသဂ္ဂဇာတသဘာဝန္တိသေ ဟာဟု သည်ကား၊ ဗုဒ္ဓသနသံသဂ္ဂပစ္စ
 ယာစ၊ မြင်သဖြင့် နှိုးနှောခြင်းကြောင့် လည်းကောင်း၊ သဝနသံသဂ္ဂပစ္စ
 ယာစ၊ ကြားသဖြင့်နှိုးနှောခြင်းကြောင့်သည် လည်းကောင်း၊ တဗျာသေ
 ဟောစ၊ တဗျာဟူသော ချစ်ခြင်းသည် လည်းကောင်း၊ ဒိဗ္ဗိသွဟောစ၊
 ဒိဗ္ဗဟူသောချစ်ခြင်းသည်လည်းကောင်း၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သံဘဝန္တိ၊
 ကောင်းစွာဖြစ်ကုန်၏၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ သံဇာယန္တိ၊ ကောင်းစွာဖြစ်
 ကုန်၏၊ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏၊ အဘိနိဗ္ဗတ္တန္တိ၊ အလွန်ဖြစ်ကုန်၏၊ ပါတုဘဝန္တိ
 ထင်ရှားဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သံသဂ္ဂဇာတသဘဝန္တိသေ
 ဟောတိပဒဿ၊ သံသဂ္ဂဇာတသဘဝန္တိသေ ဟာဟူသောပုဒ်၏၊ အတ္ထော၊
 အနက်သည်၊ သေဟန္တယံဒုက္ခမိဒံပဟောတိတံတ္ထေပဒေ၊ သေဟန္တယံဒုက္ခ
 မိဒံပဟောတိ ဟူသောဤပုဒ်၌၊ သေဟောတိ၊ သေဟောဟုသည်ကား၊ တ
 ဗျာသေဟောစ၊ တဗျာဖြင့်ချစ်ခြင်း လည်းကောင်း၊ ဒိဗ္ဗိသေဟောစ၊ ဒိဗ္ဗိ
 ဖြင့်ချစ်ခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ သေဟာ၊ ချစ်ခြင်းတို့သည်၊ နွေ၊
 နှစ်ပါးတို့သည်၊ (ဝ)၊ အယံ၊ ဤသည်ကား၊ တဗျာသေဟော၊ တဗျာဖြင့်
 ချစ်ခြင်းမည်၏၊ (ဝ)၊ အယံ၊ ဤသည်ကား၊ ဒိဗ္ဗိသေဟော၊ ဒိဗ္ဗိဖြင့်ချစ်ခြင်း
 မည်၏၊ ဒုက္ခမိဒံပဟောတိတိ၊ ဒုက္ခမိဒံပဟောတိ ဟုသည်ကား၊ ဣဝ၊ ဤ
 သောကံ၊ ကေစွာ၊ အချို့သောသူသည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုစ္စရိတံ၊
 ဒုစရိတ်ကို၊ စရတိ၊ ကျင့်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုစ္စရိတံ၊ ဒုစရိတ်ကို၊
 စရတိ၊ ကျင့်၏၊ မနဿ၊ စိတ်ဖြင့်၊ ဒုစ္စရိတံ၊ ဒုစရိတ်ကို၊ စရတိ၊ ကျင့်
 ၏၊ ပါတံပိ၊ သုအသက်ကိုလည်း၊ ဟနတိ၊ သတ်၏၊ အဒိန္နံ၊ အရှင်မပေး
 သော ဥစ္စာကိုလည်း၊ အာဒိယတိ၊ သူ၏၊ သန္တိပိ၊ အိမ်ခြံစပ်ကို လည်း၊

ဆိန္ဒုတိ၊ ဖြတ်၏။ နိဇ္ဈေသပံပိ၊ လုရက်သည်ဖြစ်၍သည်။ ဟရတိ၊ ဆောင်၏။
 ကောဝါရိကံပိ၊ တဦးတည်းဖြစ်၍ လုရက်ခြင်းကိုလည်း။ ကရောတိ၊ ပြု၏။
 ပရိပန္နေပိ၊ ခရီးဆုံ၍လည်း။ တိဋ္ဌတိ၊ ရပ်၍ခိုး၏။ ပရဒါရံပိ၊ သုမယားသို့လည်း။
 ဂစ္ဆတိ၊ သွား၏။ ရုသာပိ၊ ပြက်စကားကိုလည်း။ ဘဏတိ၊ ဆို၏။ တမေနံ၊
 ထိုခိုးသူကို။ ဂဟေတွာ၊ ဖမ်း၍၊ ရုညော၊ မင်းအား။ ဒေဝ၊ မင်းကြီး၊ အယံ၊ စေ
 ရော၊ ဤခိုးသူသည်။ အာဂု၊ မကောင်းမှုကိုပြုသောသူဘည်း။ စာဓိ၊ ဖြစ်မှား
 သောသူဘည်း။ ဣမဿ၊ ဤခိုးသူအား။ ယံ၊ အကြင်ဒါဏ်ကို၊ ဣစ္ဆယိ၊ အလို
 ရှိ၏။ တံဒဏ္ဍံ၊ ထိုဒါဏ်ကို၊ အပဒေဟိ၊ ပေးကေထော၊ ဣတိ၊ ဤသို့၊ ဒသေန္တိ
 ပြုကုန်၏။ တမေနံ၊ ထိုခိုးသူကို။ ရာဇာ၊ မင်းသည်။ ပရိဘာသတိ၊ ဆဲရေး၏။
 သော၊ ထိုခိုးသူသည်၊ ပရိဘာသပစ္စယာ၊ ဆဲရေးခြင်းကြောင့်ဖြစ်သော၊ တယံ
 ပိ၊ ဘေးကိုလည်းကောင်း၊ ဒုက္ခံ၊ ဆင်းရဲကိုလည်းကောင်း၊ ဒေါမနဿံ၊ နှလုံး
 မသာယာခြင်းကို လည်းကောင်း။ ပဋိသံဝေဒေတိ၊ ခံစားရ၏။ ဝေတံ၊ ဤသို့
 သဘောရှိသော၊ ဘယံ၊ ဘေးသည် လည်းကောင်း။ ဒုက္ခံ၊ ဆင်းရဲသည်
 လည်းကောင်း။ ဒေါမနဿံ၊ နှလုံးမသာယာခြင်း လည်းကောင်း။ ဇာဿ၊
 ထိုသူအား။ ကုဇတာ၊ အဘယံကြောင့် ဖြစ်သနည်း။ သိန္နောပပစ္စယာစ၊
 ဘဏ္ဍာဒိဋ္ဌိဖြင့်ချစ်ခြင်းကြောင့်လည်းကောင်း။ နန္ဒိပစ္စယာစ၊ နှစ်သက်ခြင်း
 ကြောင့်လည်းကောင်း။ ရာဂပစ္စယာစ၊ တပ်ခြင်းကြောင့် လည်းကောင်း။ နန္ဒိ
 ရာဂပစ္စယာစ၊ ပြင်းစွာတပ်ခြင်း တဏှာကြောင့် လည်းကောင်း။ ဘဝတံ၊
 ဖြစ်၏။ ဧတ္ထကေနပိ၊ ဤသို့ဆဲရေးကာမျှဖြင့်လည်း။ ရာဇာ၊ မင်းသည်။ နတု
 သာဘိ၊ မနှစ်သိပ်ဘဲ၊ တမေနံ၊ ထိုခိုးသူကို။ ရာဇာ၊ မင်းသည်။ ဗန္ဓာပေတိ၊ နှောင်
 ဖွဲ့စေ၏။ ဗန္ဓုဗန္ဓနေနဝါ၊ နှောင်အိမ်ဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။ ရဇ္ဈုဗန္ဓနေ
 နဝါ၊ ကြိုးဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။ သံခယိက ဗန္ဓနေနဝါ၊ သံခြေကျဉ်း ဖြင့် ဖွဲ့
 ခြင်းကိုလည်းကောင်း။ တာဝလဗန္ဓနေနဝါ၊ ထိတ်ဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။
 ပက္ခေဗန္ဓနေနဝါ၊ အပင်းအသင်းဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။ ပရိက္ခေပဗန္ဓ
 နေနဝါ၊ ကျိုးဖြင့် ဖွဲ့ခြင်းကို လည်းကောင်း။ ဝါမဗန္ဓနေနဝါ၊ ရွာဖြင့် ဖွဲ့ခြင်း
 ကိုလည်းကောင်း။ နိဂမဗန္ဓနေနဝါ၊ နိဂုံးဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။ နဂရ
 ဗန္ဓနေနဝါ၊ မြို့ဖြင့် ဖွဲ့ခြင်းကိုလည်းကောင်း။ ရဋ္ဌဗန္ဓနေနဝါ၊ တိုင်းဖြင့် ဖွဲ့ခြင်း
 ကိုလည်းကောင်း။ ဇနပဒဗန္ဓနေနဝါ၊ ဇနပုဒ်ဖြင့် ဖွဲ့ခြင်းလည်းကောင်း။ အန္တ
 မသော၊ အယုတ်သဖြင့်။ သဝေနယမ္ပိ၊ စကားဆိုခြင်းကိုလည်း။ ကရောတိ၊
 ပြု၏။ ဧက၊ သင်အား၊ ဣတော၊ ဤရွာစသည်မှာ ပက္ခမိတံ၊ ဖဲအံ့သောငှါ။ နယ
 ဣ၊ မရအပ်၊ ဣတိ၊ ဤသို့၊ ကရောတိ၊ ပြု၏။ သော၊ ထိုသူသည်။ ဗန္ဓနပစ္စယာ၊



နှောင်မွဲခြင်းကြောင့် ဖြစ်သော၊ ဘယ်ဒီဘေးကို ထည်းကောင်း၊ ဒုက္ခံပိ၊
 ဆင်းရဲကို ထည်းကောင်း၊ ဒေါမနသံပိ၊ နှလုံးမသာယာခြင်းကို ထည်း
 ကောင်း၊ ပဗ္ဗိသံဝေဒေတိ၊ ခံစားရ၏၊ ဧတံ၊ ဤသို့သဘောရှိသော၊ တယ်၊
 ဘေးသည်၊ ဒုက္ခံ၊ ဆင်းရဲသည်၊ ဒေါမနသံ၊ နှလုံးမသာယာခြင်းသည်၊ တ
 သ၊ ထိုရိုးသူအား၊ ကုတော၊ အဘယ်ကြောင့်ဖြစ်သနည်း၊ သိနေဟပစ္စယာ
 စ၊ တဏှာဒိဋ္ဌိဖြင့် ချစ်ခြင်းကြောင့် ထည်းကောင်း၊ နန္ဒိပစ္စယာစ၊ နှစ်သက်
 ခြင်းကြောင့် ထည်းကောင်း၊ ရာဂပစ္စယာစ၊ တင်ခြင်းကြောင့်ထည်းကောင်း
 နန္ဒိရာဂပစ္စယာစ၊ ပြင်းစွာတပ်ခြင်းတဏှာကြောင့်ထည်းကောင်း၊ အဝတိ၊
 ဖြစ်၏၊ ဧတ္တကေနပိ၊ ဤသို့ နှောင်မွဲကာမှဖြစ်ထည်း၊ ရာဇာ၊ မင်းသည်၊ နတု
 သတိ၊ မနှစ်သိပ်၊ တမေနံ၊ ထိုရိုးသူကို၊ ရာဇာ၊ မင်းသည်၊ သတံဝါ၊ အရာကို
 ထည်းကောင်း၊ သဟသံဝါ၊ အထောင်ကို ထည်းကောင်း၊ သတသဟသံ
 ဝါ၊ အထိမ်းကိုထည်းကောင်း၊ ဟသေဝ၊ ထိုရိုးသူ၏ သာသျှင်၊ ခနံ ဥစ္စာကို၊
 အာဟာရာပေတိ၊ ဆောင်းစ၏၊ သော၊ ထိုရိုးသူသည်၊ ဝနဇာနိပစ္စယာပိ၊ ဥစ္စာ
 ယုတ်ခြင်းကြောင့်ထည်းကောင်း၊ ဒုက္ခံ၊ ဆင်းရဲကို၊ ဒေါမနသံ၊ နှလုံးမသာ
 ယာခြင်းကို၊ ပဗ္ဗိသံဝေဒေတိ၊ ခံစားရ၏၊ ဧတံ၊ ဤသို့သဘောရှိသော၊ တယ်၊
 ဘေးသည်၊ ဒုက္ခံ၊ ဆင်းရဲသည်၊ ဒေါမနသံ၊ နှလုံးမသာယာခြင်းသည်၊ တ
 သ၊ ထိုရိုးသူအား၊ ကုတော၊ အဘယ်အကြောင်းဖြင့် ဖြစ်သနည်း၊ သိနေ
 ဟပစ္စယာစ၊ ချစ်ခြင်းကြောင့်ထည်းကောင်း၊ နန္ဒိပစ္စယာစ၊ နှစ်သက်ခြင်း
 ကြောင့်ထည်းကောင်း၊ ရာဂပစ္စယာစ၊ တင်ခြင်းကြောင့်ထည်းကောင်း၊ နန္ဒိ
 ရာဂပစ္စယာစ၊ ပြင်းစွာတပ်ခြင်းတဏှာကြောင့်ထည်းကောင်း၊ တဝတိ၊ ဖြစ်
 ၏၊ ဧတ္တကေနပိ၊ ဤသို့ဥစ္စာမှူးခါမှဖြစ်ထည်း၊ ရာဇာ၊ မင်းသည်၊ နတု သတိ၊
 မနှစ်သိပ်၊ တမေနံ၊ ထိုရိုးသူကို၊ ရာဇာ၊ မင်းသည်၊ တသ၊ ထိုရိုးသူအား၊
 ဝိဝိဝေနံ၊ အထူးထူး အပြားပြားရှိကုန်သော၊ ကမ္မကာရေတာ၊ ကြမ်းကြုတ်
 သော အမှုကိုကို၊ ကာရာပေတိ၊ ပြုစေ၏၊ ကာသာဟိပိ၊ ကြိမ်လုံးတုံဖြင့်
 ထည်း၊ တာဇ္ဇန္တိ၊ ရိုက်စေကုန်၏၊ ဝေတ္ထေဟိပိ၊ အဆူးရှိသောကြိုင်နွယ်တုံ
 ဖြင့်ထည်း၊ တာဇ္ဇန္တိ၊ ရိုက်စေကုန်၏၊ အမုဒဏ္ဍေဟိပိ၊ ထက်ဝက်ခွဲသော
 လှံဒါက်တုံဖြင့်ထည်း၊ တာဇ္ဇန္တိ၊ ရိုက်စေကုန်၏၊ ဟတ္ထံပိ၊ ထက်ကိုထည်း၊
 ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ ပါဒံပိ၊ ခြေကိုထည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ ဟတ္ထပါဒံပိ၊
 ထက်ခြေကိုထည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ ကဏ္ဍံပိ၊ နားကိုထည်း၊ ဆိန္ဒန္တိ၊
 ဖြတ်ကုန်၏၊ နာသံပိ၊ နှာခေါင်းကိုထည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ ကဏ္ဍနာသံပိ၊
 နှာနှာခေါင်းကိုထည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ ဝိလင်္ဂိယာလိကံပိ၊ ပရားနေ့သူ

သံပူအိုကင်းရှက်စေခြင်းကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။ သင်္ခါမုဗ္ဗိကံပိ
 ခရုသင်းကဲ့သို့တျင်းတျင်း ဦးရေခွါသည်ကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။
 ရာဟုရသံပိ၊ ခံတွင်းကိုဖွင့်၍ မီးညှိခြင်းကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။
 ဇောတိမာထကံပိ၊ ကိုယ်အထုံးကိုပုဆိုးရစ်၍မီးညှိသည်ကိုလည်း။ ကရော
 န္တိ၊ ပြုကုန်၏။ ဟတ္ထပဇ္ဇောတိကံပိ၊ လက်နှစ်မီးညှိသည်ကိုလည်း။ ကရောန္တိ၊ ပြု
 ကုန်၏။ ခေကဝဋ်ကံပိ၊ ဆည်မှစ၍ အရေဆုတ်သည်ကိုလည်း။ ကရောန္တိ၊ ပြု
 ကုန်၏။ မိရုကဝါသိကံပိ၊ သမန်းမြက်ကြစ်ကို ဝတ်သကဲ့သို့လည်းမှစ၍ခါး
 မှစ၍ဖဗျက် တိုင်အောင် အရေဆုတ်ခြင်းကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။
 ဇေဝေယျကံပိ၊ တံကျင်လေးချောင်းဖြင့်မြေနှုတ်၍မီးတိုက်သည်ကိုလည်း။
 ကရောန္တိ၊ ပြုကုန်၏။ ဗယိသမံသိကံပိ၊ နှစ်ဘက်အသွား တတ်သောသံ
 ကောက်များချိပ်ဖြင့်ငင်၍ အသားအရေဆုတ်သည်ကိုလည်း။ ကရောန္တိ၊ ပြု
 ကုန်၏။ ကဟာပဏံပိ၊ တကိုလံလုံးကို တသပြာဟာသပြာမျှတစည်းစာဆုတ်
 သည်ကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။ ခါရာပရိစ္ဆကံပိ၊ ထွံထိုး၍ ဆားမံ
 သည်ကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။ ပလိစပရိပတ္တကံပိ၊ တံကျင်ဖြင့်မြေ
 ဝယ်ပိုက်၍ထုညှိသည်ကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။ ပသာယပိဋကံပိ၊
 ကောက်ရိုးရကဲ့သို့အသားအပျင်စစ်သည်ကိုလည်း။ ကရောန္တိ၊ ပြုကုန်၏။
 တတ္ထနုပိတေလေန၊ ကြိုက်ကြိုက် ဆူသောသံပူဖြင့်လည်း။ ကြာသိဗ္ဗန္တိ၊ တွန်း
 ကုန်၏။ သုနဇေဟိပိ၊ ဇွေးဝတ်ကိုဖြင့်လည်း။ ခါဒါပေန္တိ၊ ကိုက်စေကုန်၏။
 ဇိပိန္တပိ၊ အသက်ရှိသည်ပတ်လုံးလည်း။ သုဇေ၊ တံကျင်နှင့်၊ ဥတ္တာသေန္တိ၊
 ပက်ဆက်အိပ်စေကုန်၏။ အထိနာပိ၊ သံဃျ က်ဖြင့်လည်း။ သိသံ၊ ဥက္ခေသင်း
 ကို၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ သော၊ ထိုခိုးသူသည်။ ကမ္မကာ၊ ကေတပစ္စယာပိ၊ သုံး
 ဆယ်နှစ်ပါးသောကမ္မကာကေတကြောင့်လည်း။ ဇုက္ခံ၊ ဆင်းရဲကို၊ ဒေါမနသံ၊
 နှလုံးမသာယာခြင်းကို၊ ပရိသံဝေဒေတိ၊ ခံစားရ၏။ ဇေတံ၊ ဤသို့သဘောရှိ
 သော၊ တာယံ၊ တေးသည်။ ဇုက္ခံ၊ ဆင်းရဲသည်။ ဒေါမနသံ၊ နှလုံးမသာယာ
 ခြင်းသည်။ တဿ၊ ထိုခိုးသူအား။ ကုတော၊ အဟယ်ကြောင့် ဖြစ်သနည်း။
 သိနောပစ္စယာစ၊ ချစ်ခြင်းကြောင့်လည်းကောင်း။ နန္ဒိပစ္စယာစ၊ နှစ်သက်
 ခြင်းကြောင့်လည်းကောင်း။ ရာဂပစ္စယာစ၊ ထပ်ခြင်းကြောင့်လည်းကောင်း။
 နန္ဒိရာဂပစ္စယာစ၊ ပြင်းစွာတပ်ခြင်းတဏှာကြောင့် လည်းကောင်း။ ဟော
 န္တိ၊ ဖြစ်ကုန်၏။ ရာဇာမင်းသည်။ ဣမေသံစတုန္ဒိဒဏှာနံ၊ ဤလေးပါးကုန်
 သောအာဏာတို့ကို၊ ဣဿရော၊ ပြုခြင်းငှါအစိုးရ၏။ သော၊ ထိုခိုးသူသည်။
 သကေနကမ္မေန၊ မိမိပြုသောကံကြောင့်၊ ကာယဿတေဒါ၊ ခန္ဓာပျက်သည်မှ။

ပရမ္မရုဏာ၊ ဂုတိန္ဒါအထက်၌၊ အပါယံ၊ ချင်းသာကင်းသော၊ ဒုဂ္ဂတိ၊ မ
ကောင်းသော သူတို့၏ သားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီးထွက်ကျရာဖြစ်
သော၊ နိရယံ၊ ဝေရ်သို့၊ ဥပပဇ္ဇတိ၊ ဖြစ်၏။ တမေနံ၊ ထိုစဉ်၊ နိရယပါယာ၊
ဝေရ်ထိန်းတို့သည်။ ပဉ္စဝိဗေဒနံနာမ၊ ငါးပါး အပြစ်ရှိသော နှောင်ဖွဲ့ခြင်း
မည်သော၊ ကမ္မကာရဏံ၊ ကံ၏ပြုခြင်းကို၊ ကရောန္တိ၊ ပြုကုန်၏။ တတ္ထံ၊ ရဲရဲ
ငြိသော၊ အယောဝိယံ၊ ထန်းလုံးရှိသော သံချောင်းကို၊ ဟတ္ထေ၊ လက်၌၊ ဝ
မေန္တိ၊ နှက်ကုန်၏။ တတ္ထံအယောဝိယံ၊ ပြောင်ပြောင်တောက်သော ထန်းလုံး
ရှိသော သံချောင်းကို၊ ဒုတိယေဟတ္ထေ၊ လက်ဝဲလက်၌၊ ဝမေန္တိ၊ နှက်ကုန်၏။
တတ္ထံအယောဝိယံ၊ ရဲရဲငြိသော ထန်းလုံးရှိသော သံချောင်းကို၊ ပါဒေ၊ ခြေ၌၊
ဝမေန္တိ၊ နှက်ကုန်၏။ တတ္ထံအယောဝိယံ၊ ရဲရဲငြိသော ထန်းလုံးရှိသော သံ
ချောင်းကို၊ ဒုတိယေပါဒေ၊ လက်ဝဲခြေ၌၊ ဝမေန္တိ၊ နှက်ကုန်၏။ တတ္ထံအယော
ဝိယံ၊ ရဲရဲငြိသော ထန်းလုံးရှိသော သံချောင်းကို၊ မဇ္ဈေ၊ ဥရုထို့၊ ရင်ထပ်၌၊
ဝမေန္တိ၊ နှက်ကုန်၏။ သော၊ သူသည်။ တတ္ထံ၊ ထိုစဉ်၊ ဒုက္ခာ၊ ဆင်းရဲသော၊
တိဗ္ဗာ၊ ထက်သော၊ ခရာ၊ ကြမ်းသော၊ ကဿုကာ၊ စပ်သော၊ ဝေဒနာ၊ ဆင်းရဲ
သော ဝေဒနာကို၊ ဧဝေတိ၊ ခံစားရ၏။ ယာဝ၊ အကြင်မျှသောက်၊ တံပါပ
ကမ္မံ၊ ထိုမကောင်းမှုကံသည်။ ဗျန္တိ၊ ကုန်ခြင်းသို့ ရောက်သည်။ နဟောတိ၊ မ
ဖြစ်သေး၊ တာဝ၊ ထိုမျှသောက်၊ ကာလံ၊ သေခြင်းကို၊ နစကဇေတိ၊ မပြုရ၊
ဇေတံ၊ ဤသို့သာတော့ရှိသော၊ ဘယံ၊ တေးသည်၊ ဒုက္ခံ၊ ဆင်းရဲသည်။ ဒေါမန
သံ၊ နှလုံးမသာယာခြင်းသည်။ တဿ၊ ထိုသူအား၊ ကုတော၊ အဘယ်
ကြောင့်ဖြစ်သနည်း။ သိနေဟပစ္စယာစ၊ ချစ်ခြင်းကြောင့်လည်းကောင်း၊
နန္ဒိယပစ္စယာစ၊ နှစ်သက်ခြင်းကြောင့် လည်းကောင်း၊ ရာဂပစ္စယာစ၊ တင်ခြင်း
ကြောင့်လည်းကောင်း၊ နန္ဒိရာဂပစ္စယာစ၊ ပြင်းစွာတင်ခြင်းတဏှာကြောင့်
လည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ တမေနံ၊ ထိုစဉ်၊ နိရယပါယာ၊
ဝေရ်ထိန်းတို့သည်၊ သံဝေသံတွာ၊ အမျှရှိသော သံမြေပြင်၌ သုံးဂါရုတ်ရှိ
သော ကိုယ်ကို အိပ်စေထွက်၊ ကုဓာရီတိ၊ ကြီးစွာသော သက်ငယ်ပြစ်ရှိသော
ဓားမတို့ဖြင့်၊ တစ္ဆန္တိ၊ ခုတ်ကုန်၏။ တမေနံ၊ ထိုစဉ်၊ နိရယပါယာ၊ ဝေရ်
ထိန်းတို့သည်။ ဥဒ္ဓံ၊ ခါဒံ၊ ခြေမိုးမြှော်၊ အစောထိရုံ၊ ဥက္ခောင်းစောက်ထိုး၊
ဂဟေတွာ၊ ကိုင်၍၊ ဝါယိတိ၊ ကြီးစွာသော တစည်းတည်းဖြင့်၊ တစ္ဆန္တိ၊ သစ်
ကိုကဲ့သို့ရှစ်မျှောင့်ခြောက်မျှောင့်ရှေ့ကုန်၏။ တမေနံ၊ ထိုစဉ်၊ နိရယ
ပါယာ၊ ဝေရ်ထိန်းတို့သည်။ ခထေ၊ ပြောင်ပြောင်တောက်သော သံရထား၌၊
ယောဝေတွာ၊ နွားကိုကဲ့သို့ကိုင်၍၊ အာဒိတ္တာယ၊ ရဲရဲငြိသော၊ သံပဇ္ဇလိတာ



ယ၊ အဿျံ ပြောင်ပြောင်တောက်သော၊ သဇောတိ ဘုတယ၊ အဿျံ နှင့်တကွ
 ဖြစ်သော၊ ယထာ၊ သံမြေနှံ၊ ယာဓန္တိ၊ ရှေ့သို့ဆောင်တက် စေကုန်၏။
 ပစ္စယာဓန္တိ၊ နောက်သို့လည်းသုတ်စေကုန်၏။ တမေနံ၊ ထို ဝေရသုက်၊ နိဇယံ၊
 ပါသာ၊ ဝေရထိန်းတို့သည်၊ မဟန္တံ၊ ကြီးစွာသော၊ အာဒိတ္တံ၊ ရဲရဲငြိမ်းသာ၊ သံပ
 ဇ္ဇလိတံ၊ အဿျံ ပြောင်ပြောင်တောက်သော၊ သဇောတိ ဘုတံ၊ အဿျံ နှင့်တ
 ကွဖြစ်သော၊ အင်္ဂါရပဗ္ဗတံ၊ မီးကြီးတောင်ကို၊ အာရောပေန္တိ၊ တက်လည်း
 တက်စေကုန်၏။ ဩနောပေန္တိ၊ သက်လည်းသည်စေကုန်၏။ တမေနံ၊ ထို
 ဝေရသုက်၊ နိဇယံပါသာ၊ ဝေရထိန်းတို့သည်၊ ဥဒ္ဓံ၊ ပါဒံ၊ မြေရိုးမြှောက်၊ အဓောသိ
 ရံ၊ ဥက္ကောင်းစောက်အိုး၊ ဝဟတော၊ ကိုင်၍၊ တတ္ထာယ၊ ကြိုက်ကြိုက်ဆု
 သော၊ အာဒိတ္တံ၊ ရဲရဲငြိမ်းသာ၊ သံပဇ္ဇလိတယ၊ အဿျံ ပြောင်ပြောင်
 တောက်သော၊ သဇောတိ ဘုတယ၊ အဿျံ နှင့်တကွဖြစ်သော၊ ယောဟ
 ကုန္တိ၊ ကြေးအိုး၊ ကြိန္တံ၊ ပက္ခိပေန္တိ၊ ပက်ချကုန်၏။ သော၊ ထို ဝေရသုသည်၊
 တတ္ထံ၊ ထိုကြေးအိုး၌၊ ဖေဇာဒ္ဒ၊ ဘက်၊ အဓြုပ်တဖွားဖွားတက်ထွက်၊ ပစ္စ
 တံ၊ ကျက်၏။ သော၊ ထို ဝေရသုသည်၊ တတ္ထံ၊ ထိုကြေးအိုး၌၊ ဖေဇာဒ္ဒ၊ ဘက်
 အဓြုပ်တဖွားဖွားတက်ထွက်၊ ပစ္စမာနော၊ ကျက် သည်ရှိသော်၊ သင်္ဂီ၊ တ
 ကြိမ်လည်းဥဒ္ဓံ၊ အထက်သို့၊ ဝတ္ထတိ၊ တက်၏။ သင်္ဂီ၊ တကြိမ်လည်း။ အ
 သော၊ အောက်သို့၊ ဝတ္ထတိ၊ သက်၏။ သင်္ဂီ၊ တကြိမ်လည်း။ ဝေရိယံ၊ ဝိယော၊
 ဝတ္ထတိ၊ မျော၏။ သော၊ ထို ဝေရသုသည်၊ တတ္ထံ၊ ထို ဝေရ၌၊ ဒုက္ခာ၊ ဆင်းရဲသော၊
 တိဗ္ဗာ၊ ထက်သော၊ ခရာ၊ ကြမ်းသော၊ ကရုကာ၊ စပ်သော၊ ဝေဒနာ၊ ဆင်းရဲ
 ဝေဒနာကို၊ ဝေဒတိ၊ စိစားရ၏။ ယာဝ၊ အကြင်မျှလောက်၊ တံပါပကမ္မံ၊
 ထိုမကောင်းမှု ကံသည်၊ ဗျန္တိ၊ ကုန်ခြင်းသို့ ရောက်သည်၊ နဟောတိ၊
 မဖြစ်သေး၊ တာဝ၊ ထိုမျှလောက်၊ ကာယံ၊ သေခြင်းကို၊ နစကရောတိ၊
 မပြုရံသေး၊ ဧတံ၊ ဤသို့သဘောရှိသော၊ ဘယံ၊ ဘေးသည်၊ ဒုက္ခံ၊ ဆင်းရဲ
 သည်၊ ဒေါမနသံ၊ နှုတ်မသာယာခြင်းသည်၊ တဿ၊ ထိုသူအား၊ ကုတော၊
 အဘယ်ကြောင့်ဖြစ်သနည်း၊ သိန္နောပစ္စယာစ၊ တဏှာဒိဋ္ဌိဖြင့်ချစ်ခြင်း
 ကြောင့်လည်းကောင်း၊ နန္ဒိပစ္စယာစ၊ နှစ်သက်ခြင်းကြောင့်လည်းကောင်း၊
 ရာဂပစ္စယာစ၊ တပ်ခြင်းကြောင့်လည်းကောင်း၊ နိန္ဒိရာဂပစ္စယာစ၊ ပြင်းစွာ
 တပ်ခြင်းကြောင့်လည်းကောင်း၊ ဘောန္တိ၊ ဖြစ်ကုန်၏။ တမေနံ၊ ထို ဝေရ
 သုက်၊ နိဇယံပါသာ၊ ဝေရထိန်းတို့သည်၊ မဟာနိဇယံ၊ ဝေရကြီး၌၊ ပက္ခိပေန္တိ၊
 ထည့်ကြကုန်၏။ သော၊ ခေါလနမဟာနိဇယော၊ ထို ဝေရကြီးသည်၊ စတုက္က
 န္တော၊ ထေးထောင်ရှိ၏။ စတုစ္စါရော၊ ဝိဘတ္တော၊ တံခါးထေးချတို့ဖြင့်ဝေ

ဘန်အပ်၏။ ဘာဂသောမိတော တံခါးကြီးအဘို့ဖြင့် နှိုင်းယှဉ်အပ်၏။ အ
ယောပါ ကာရုပရိယန္တော၊ သံတံတိုင်းတို့ ဖြင့်ခြံရံအပ်၏။ အယာသာပဋိ
ကျဇ္ဇိတော၊ အထက်၌ကိုးယူစနာရှိသော သံပြားဖြင့်ဖုံး၏။ တဿ၊ ထိုအ
ပိပိငရဲ၏။ ဝောဠါ၊ အောက်၌၊ အယောဘူမိ၊ သံဖြင့်ပြီးသောမြေသည်၊ ဇေယျိ
တာ၊ အလျှံထွက်၏။ ဧတေသောယုတာ၊ အလျှံနှင့်ပြည့်စုံ၏။ သဗ္ဗဒါ၊ အခါ
ခပ်သိမ်း၊ သမန္တာ၊ ထက်ဝန်းကျင်မှာ၊ ယောစနသတံ၊ ယူစနာတခုတိုင်
တိုင်၊ ပရိတွာ၊ နံ့၍၊ ဘိဗ္ဗတိ၊ တည်၏။ ကဒရိယာတာပနာ၊ ဥဿန္တရက်ငရဲ
နှင့်တကွရှစ်ဆင်သော ငရဲကြီး၌ အမြဲပြင်းစွာပူပန်ကုန်၏။ စောာရားပြင်း
စွာဆင်းရဲကုန်၏။ အပ္ပိခန္ဓော၊ တကမ္ဘာ ပတ်လုံးအလျှံရှိ၏။ ဒုမ္မာသဒေါ၊
အခါခပ်သိမ်း သာသာခြင်းငှါခဲ၏။ လောမဟံသာနုပေါစ၊ မြင်ခါကြားခါမှ
ကိုလည်းကြက်သီးမွေးညှင်းကို ဖြစ်စေတတ်၏။ ဘိသ္မာ၊ ကြောက်မက်
ထွယ်ရှိ၏။ ပဋိဟာယာ၊ ဘေးကိုဖြစ်စေတတ်၏။ ဒုက္ခာ၊ ဆင်းရဲ၏။ ဝုရတ္ထိ
မာယစဘိတ္တိယာ၊ အရှေ့မျက်နှာနံရံမှလည်း၊ အပ္ပိခန္ဓော၊ မီးလျှံရသည်။
သရဋ္ဌိတော၊ တက်သည်ဖြစ်၍၊ ပါပကမ္မန္တေ၊ မကောင်းမှုကိုသောသူတို့
ကို၊ ဝုဟန္တော၊ လောင်ကျွမ်းပစ္စိမာယ၊ အနောက်နံရံ၌၊ ပဋိဟာညတိ၊ ထံ၏
ပစ္စိမာယစဘိတ္တိယာ၊ အနောက် ဖြစ်သောနံရံမှလည်း၊ အပ္ပိခန္ဓော၊ မီးလျှံ
ရသည်။ သရဋ္ဌိတော၊ တက်သည်ဖြစ်၍၊ ပါပကမ္မန္တေ၊ မကောင်းမှုကို
သောသူတို့ကို၊ ဝုဟန္တော၊ လောင်ကျွမ်းပုရတ္ထိမာယ၊ အရှေ့နံရံ၌၊ ပဋိဟာ
ညတိ၊ ထံ၏။ ဒက္ခိတာယစဘိတ္တိယာ၊ ဘောင်ဖြစ်သောနံရံမှလည်း၊ အပ္ပိ
ခန္ဓော၊ မီးလျှံရသည်။ သရဋ္ဌိတော၊ တက်သည်ဖြစ်၍၊ ပါပကမ္မန္တေ၊ မ
ကောင်းမှုကိုသောသူတို့ကို၊ ဝုဟန္တော၊ လောင်ကျွမ်း၊ ဥတ္တရာယ၊ မြောက်
ဖြစ်သောနံရံ၌၊ ပဋိဟာညတိ၊ ထံ၏။ ဥတ္တရာယစဘိတ္တိယာ၊ မြောက်နံရံမှ
လည်း၊ အပ္ပိခန္ဓော၊ မီးလျှံရသည်။ သရဋ္ဌိတော၊ တက်သည်ဖြစ်၍၊ ပါပကမ္မ
န္တေ၊ မကောင်းမှုကိုသောသူတို့ကို၊ ဝုဟန္တော၊ လောင်ကျွမ်း၊ ဒက္ခိတာ
ယ၊ ဘောင်နံရံ၌၊ ပဋိဟာညတိ၊ ထံ၏။ ဝောဠိတောစ၊ အောက်မှလည်း၊ သ
ရဋ္ဌိတော၊ တက်လတ်၍၊ ဘယာနကော၊ ကြောက်မက်ဖွယ်သော၊ အပ္ပိ
ခန္ဓော၊ မီးလျှံရသည်။ ပါပကမ္မန္တေ၊ မကောင်းမှုကိုသောသူတို့ကို၊ ဝုဟ
န္တော၊ လောင်ကျွမ်း၊ ဆဒနတ္ထိ၊ အမိုး၌၊ ပဋိဟာညတိ၊ ထံ၏။ ဆဒနတ္ထာ၊ အမိုးမှ
သရဋ္ဌိတော တက်လတ်၍၊ ဘယာနကော၊ ကြောက်မက်ဖွယ်သော၊ အပ္ပိ
ခန္ဓော၊ မီးလျှံရသည်။ ပါပကမ္မန္တေ၊ မကောင်းမှုကိုသောသူတို့ကို၊ ဝုဟ
န္တော၊ လောင်ကျွမ်း၊ တူမိယံ၊ သံမြေ၌၊ ပဋိဟာညတိ၊ ထံ၏။ အာနိတ္တံ၊ ရဲရဲပြီ

၀

သော၊ သန္တုတ္တံ၊ ပြောင်ပြောင်တောက်သော၊ ဇလိတံ၊ အလျှံထွက်သော၊ အယောကပါလံယထာ၊ သံအိုးကင်းကဲ့သို့၊ ဇံ၊ ဤအတူ၊ အဝိပိနိရယော၊ ပီးလျှံအကြားမရှိသော အဝိပိငရဲသည်။ ဟေ ဣဥပရိပဿတော၊ အောက်အထက်နံပါးမှ၊ ဇလိတော၊ အလျှံထွက်၏၊ တတ္ထ၊ ထိုအဝိပိငရဲ၌၊ သတ္တာ၊ ဖြစ်ကုန်သော သတ္တဝါတို့သည်၊ မဟာဒုက္ခာ၊ အလွန်ဆင်းရဲကုန်၏၊ မဟာကိဗ္ဗိသကာရိနော၊ ကြီးစွာကြမ်းကြုတ်သော အမှုကိုပြုကုန်လျက်၊ အစ္စန္ဒပါပကဋ္ဌန္တာ၊ စင်စစ်မကောင်းမှုကိုကုန်သည်ဖြစ်၍၊ ဗစ္စန္တိ၊ ကျက်ရကုန်၏၊ နစိယျရေ၊ မသေကုန်၊ တေသံနိရယဝါသိနံ၊ ထိုငရဲသူတို့၏၊ ကာဠယာ၊ ကိုယ်သည်၊ ဇာတဝေဒသမော၊ သီးနှံငိုတူ၏၊ တသ၊ ထိုငရဲသူ၏၊ ကမ္မာနံ၊ မကောင်းမှုကံတို့၏၊ ဒဗ္ဗတ္တံ၊ မြဲမြံသော အဖြစ်ကို၊ ပဿ၊ ကြည့်ကုန်သော၊ ဘသ္မံ၊ ပြာသည်၊ နဟောတိ၊ မဖြစ်၊ မံထိပိ၊ သီးသွေးသည်လည်း၊ နဟောတိ၊ မဖြစ်၊ ဝုရုတ္ထိမေနပိ၊ အရှေ့တံခါးသို့ရှေ့ရှုသဖြင့်လည်း၊ ဝါဝန္တိ၊ ပြေးကုန်၏၊ တတော၊ ထိုအရှေ့တံခါးမှ၊ ပန္နိမံ၊ ဖွင့်သကဲ့သို့ ထင်သော အနောက်တံခါးသို့၊ ဝါဝန္တိ၊ ပြေးကုန်၏၊ မန္တိမဟော၊ အနောက်တံခါးမှ၊ ဥတ္တရေနပိ၊ ဖွင့်သကဲ့သို့ထင်သော မြောက်တံခါးသို့လည်း၊ ဝါဝန္တိ၊ ပြေးကုန်၏၊ တကော၊ ထိုပိတ်သကဲ့သို့ထင်သော မြောက်တံခါးမှ၊ ဒက္ခိနံ၊ ဖွင့်သကဲ့သို့ထင်သော တောင်တံခါးသို့၊ ဝါပန္နိ၊ ပြေးကုန်၏၊ ယံယံဒံသံ၊ အကြင်အကြင် အရပ်မျက်နှာသို့၊ ပဓာဝန္တိ၊ ရှေ့ရှုပြေးကုန်၏၊ ထံတံ၊ ထိုထိုသို့သော အရပ်၌၊ စွါရံပိ၊ တံခါးသည်လည်း၊ ပိမိယူတိ၊ ပိတ်၏၊ အထိနိက္ခမိတော အာသာ၊ ငရဲမှထွက် မြောက်ခြင်းငှါ အလိုရှိကုန်သော၊ တေယတ္ထာ၊ ထိုသတ္တဝါ တို့သည်၊ မောက္ခတဇေဝီနော၊ လွတ်ခြင်းကို ရှာကုန်၏၊ တတော၊ ထိုငရဲမှ၊ နိက္ခမိတံ၊ ထွက်ခြင်းငှါ၊ တေ၊ ထိုငရဲသူတို့သည်၊ ကမ္မပစ္စယာ၊ မကောင်းမှုကံကြောင့်၊ နုယတန္တိ၊ ထွက်ရာ တံခါးမရကြကုန်၊ တေသဉ္စ၊ ထိုငရဲသူတို့၏လည်း၊ ဗဟုံ၊ များစွာသော၊ အဝိပက္ကံ၊ မပေးသော အကျိုးရှိသော၊ ဝါပကမ္မံ၊ မကောင်းမှုကံကို၊ ကတံ၊ ပြုခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိဇံ၊ ဤအသိသောရှိသော၊ တယံ၊ တေးသည်၊ ဒုက္ခံ၊ ဆင်းရဲသည်၊ ဒေါမနုဿံ၊ နှလုံးမသာယာခြင်းသည်၊ တဿ၊ ထိုသူအေး၊ ကုတော၊ အဘယ်ကြောင့်ဖြစ်သနည်း၊ သိနေဟပစ္စယာစ၊ ချစ်ခြင်းကြောင့်လည်းကောင်း၊ နန္ဒိပစ္စယာစ၊ နှစ်သက်ခြင်းကြောင့်လည်းကောင်း၊ ဣဂပစ္စယာစ၊ တပ်ခြင်ကြောင့်လည်းကောင်း၊ နန္ဒိရာဂပစ္စယာစ၊ ပြင်းစွာတုတ်ခြင်းတတ္ထာကြောင့် လည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ နေရယိကာနိ၊ ငရဲ၌

ဖြစ်ကုန်သောယောနိစဒုက္ခာနိ၊ အကြင်ဆင်းရဲတို့ သည်လည်းကောင်း၊ တိ
 ရှောနယောနိကာနိ၊ တိရစ္ဆာန်၏အမျိုး၌ ဖြစ်ကုန်သော၊ ယောနိစဒုက္ခာနိ၊
 အကြင်ဆင်းရဲတို့သည်လည်းကောင်း၊ ဝတ္ထုပိသယကောနိ၊ ဝိတ္တိတို့၏အရာ
 ၌ဖြစ်ကုန်သော၊ ယောနိစဒုက္ခာနိ၊ အကြင်ဆင်းရဲတို့သည်လည်းကောင်း၊ မာန
 ထိကာနိ၊ လူ့တုံကုန်သော၊ ယောနိစဒုက္ခာနိ၊ အကြင်ဆင်းရဲတို့သည်လည်း
 ကောင်း၊ သန္တိ၊ ရှိကုန်၏၊ တာနိ၊ ထိုဆင်းရဲတို့သည်၊ ကုတော၊ အဘယ်
 ကြောင့်၊ ဇါတာနိ၊ ဖြစ်ကုန်သနည်း၊ ကုတော၊ သစ္စာတာနိ၊ အဘယ်ကြောင့်ပြင်း
 ထံ့စွာဖြစ်ကုန်သနည်း၊ ကုတော၊ ဝိဗ္ဗတ္တာနိ၊ အဘယ်ကြောင့်ပြီးကုန်သနည်း၊
 ကုတော၊ အဘိ၊ ဝိဗ္ဗတ္တာနိ၊ အဘယ်ကြောင့်အလွန်ပြီးကုန်သနည်း၊ ကုတော၊ ပါ
 တုဘူတာနိ၊ အဘယ်ကြောင့်ထင်ရှားဖြစ်ကုန်သနည်း၊ သေနဟပစ္စယာပ၊
 ချစ်ခြင်းကြောင့်လည်းကောင်း၊ နန္ဒိပစ္စယာပ၊ နှစ်သက်ခြင်းကြောင့်လည်း
 ကောင်း၊ ရာဂပစ္စယာပ၊ ဘစ်ခြင်းကြောင့်လည်းကောင်း၊ နန္ဒိရာဂပစ္စယာပ၊
 ပြင်းစွာဘစ်ခြင်းတဏှာကြောင့်လည်းကောင်း၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သံတဝ
 န္တိ၊ ကောင်းစွာဖြစ်ကုန်၏၊ ဇာ၊ သန္တိ၊ ဖြစ်ကုန်၏၊ သံဇာယန္တိ၊ ကောင်းစွာ
 ဖြစ်ကုန်၏၊ ဝိဗ္ဗတ္တန္တိ၊ ပြီးကုန်၏၊ အဘိ၊ ဝိဗ္ဗတ္တန္တိ၊ အလွန်ပြီးကုန်၏၊ ပါတုဘဝ
 န္တိ၊ ထင်ရှားဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ သေနဟန္တ ယံဒုက္ခမိဒံပ
 ဟောတိတိပဒေသ၊ သေနဟန္တယံဒုက္ခမိဒံပဟောတိဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ အာဒိနဝံ သေနဟန္တံ ပေက္ခမာနောတိတ္ထေပဒေ၊ အာဒိနဝံသေန
 ဟန္တံ ပေက္ခမာနောဟူသောဤပုဒ်၌၊ သေနဟောတိ၊ သေနဟဟူသည်ကား၊
 တဏှာသေန ဟောစ၊ တဏှာအားဖြင့်ချစ်ခြင်း လည်းကောင်း၊ ဒိဋ္ဌိသေန
 ဟောစ၊ ဒိဋ္ဌိအားဖြင့်ချစ်ခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ သေနဟော၊ ချစ်ခြင်း
 တို့သည်၊ နေ့၊ နှစ်ပါးတို့တည်း၊ (လ)၊ အယံ၊ ဤသည်ကား၊ တဏှာသေနဟော
 တဏှာအားဖြင့်ချစ်ခြင်းမည်၏ (လ)၊ အယံ၊ ဤသည်ကား၊ ဒိဋ္ဌိသေနဟော၊ ဒိဋ္ဌိ
 အားဖြင့်ချစ်ခြင်းမည်၏၊ အာဒိနဝံသေနဟန္တံ ပေက္ခမာနောတိ၊ အာဒိနဝံသေန
 ဟန္တံ ပေက္ခမာနော ဟူသည်ကား၊ တဏှာတိနေဟောစ၊ တဏှာအားဖြင့်
 ချစ်ခြင်း လည်းကောင်း၊ ဒိဋ္ဌိသေနဟောစ၊ ဒိဋ္ဌိအားဖြင့် ချစ်ခြင်းလည်း
 ကောင်း၊ ဣတိ၊ ဤသို့။ သေနဟန္တံ၊ နှစ်ပါးသော ချစ်ခြင်းကြောင့် ဖြစ်သော၊
 အာဒိနဝံ၊ အပြစ်ကို၊ ပေက္ခမာနော၊ ဝံသည်ဖြစ်၍၊ ပေက္ခမာနော၊ မြင်သည်ဖြစ်၍၊
 ပြုသောကယမာနော၊ ကြည့်သည်ဖြစ်၍၊ ဝိဗ္ဗာယမာနော၊ ရှုသည်ဖြစ်၍၊
 ဥပပရိက္ခမာနော၊ ပုံစမ်းဆင်ခြင်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အာ
 ဒိနဝံသေနဟန္တံ ပေက္ခမာနောတိပဒေသ၊ အာဒိနဝံသေနဟန္တံ ပေက္ခမာနော



ဟူသောပုဒ်၏အတ္ထော၊ အနတ်တည်း၊ ခုဂ္ဂိသာဏကပွေ၊ ဣစ္ဆိန္ဒအတု၊
 ဧကော၊ အဖေမရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ ထေန၊ ထိုကြောင့်၊ သော
 ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သံသဂ္ဂဇာတသဘာဝန္တိ
 သေနဟာသေနဟန္တယံဒုက္ခမိဒံ ပဟောတိအာဒိနဝံ သေနဟဇံ ပေက္ခမာနော
 ဧကောစရေခုဂ္ဂိသာဏကပွေတိ၊ သံသဂ္ဂဇာတသဘာဝန္တိ သေနဟာသေန
 ဟန္တယံဒုက္ခမိဒံပဟောတိအာ ဒိနဝံသေနဟဇံ ပေက္ခမာနောဧကောစရေခုဂ္ဂ
 ဝိသာဏကပွေဟူ၍၊ အဟ၊ ဆိုပြီ။

မိတ္တေ၊ စင်စစ်အစီးအပွားကိုအလိုရှိသောအဖြစ်ဖြင့်ချစ်အပ်ကုန်သောသူ
 တို့ကို၊ သုဟန္တေ၊ ကာခြင်းသွားခြင်းစသည်တို့၌ နှလုံး၏ချင်းသာခြင်းကိုဖြစ်
 ပေတတ်ကုန်သောသူတို့ကို၊ အနုကမ္မမာနော၊ သနားသည်ဖြစ်၍၊ အတ္ထံ၊ မိမိ
 အကျိုးစသောသုံးပါးသော အကျိုးကို၊ ဟာပေတိ၊ ယုတ်စေ၏၊ ပဗ္ဗိဗန္ဓဝိ
 ဟော၊ ထိုသူတို့၌စပ်ဟတ်ငြိတတ်ဖွဲ့ရှက်တတ်သောစိတ်ရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ သန္တဝေ၊ ချစ်မြတ်နိုးသည်ဖြစ်၍အတူတကွပေါင်းဖော်ခြင်း၌၊ ဧတံတ
 ယံ၊ ဤအကျိုးယုတ်ခြင်းတည်းဟူသောဘေးကို၊ ပေက္ခမာနော၊ ငဲ့သည်ဖြစ်
 ၍၊ ခုဂ္ဂိသာဏကပွေ၊ ဣစ္ဆိန္ဒအတု၊ ဧကော၊ အဖေမရှိတပါးတည်း၊
 စရေ၊ ကျင့်ရာ၏။ မိတ္တေသုဟန္တေ အနုကမ္မမာနော ဟာပေတိအတ္ထံပဗ္ဗိ
 ဗန္ဓဝိဟောတိတ္ထေပဒေ၊ မိတ္တေသုဟန္တေအနုကမ္မမာနော ဟာပေတိအတ္ထံပဗ္ဗိ
 ဗန္ဓဝိဟောဟူသောဤပုဒ်၌၊ မိတ္တာတိ၊ မိတ္တာဟူသည်ကား၊ အဂါရိကမိ
 တ္တောစ၊ ချစ်အပ်သော လူသည်ကောင်း၊ ပဗ္ဗဇိတမိတ္တောစ၊ ချစ်အပ်သော
 ရဟန်းသည်ကောင်း၊ ဣတိ၊ ဤသို့၊ မိတ္တာ၊ ချစ်အပ်သော သူတို့သည်။ ဧ
 နှစ်ပါးတို့တည်း၊ အဂါရိကမိတ္တော၊ လူဖြစ်၍ ချစ်အပ်သောသူသည်၊ ကတ
 မော၊ အဘယ်နည်း၊ ဣဝေ၊ ဤထောက၌၊ ဧကစ္စော၊ အချို့သောသူသည်။ ဒုဗ္ဗဒံ၊
 ပေးနိုင်ခဲ့သောဝတ္ထုကို၊ ဒဒါတိ၊ ပေးတတ်၏၊ ဒုဂ္ဂဇံ၊ စွန့်နိုင်ခဲ့သောဝတ္ထု
 ကို၊ စတိ၊ စွန့်၏၊ ဒုက္ကရံ၊ ပြုနိုင်ခဲ့သောအမှုကို၊ ကရောတိ၊ ပြုတတ်၏၊ ဒုက္ခဝံ၊
 သည်းခံနိုင်ခဲ့သော အမှုကို၊ ခမတိ၊ သည်းခံတတ်၏၊ ဂုယှံ၊ ရှိ၊ ဝှက်သော
 စကားကို၊ အသံ၊ ထိုချစ်အပ်သောသူအား၊ အာပိက္ခတံ၊ ကြား၏၊ အသပ၊
 ထိုချစ်အပ်သောသူ၏၊ ဂုယှံ၊ ရှိ၊ ဝှက်အပ်သော စကားကို၊ ပရိဂုယှတိ၊ ရှိ
 ဝှက်၏၊ အါပဒါသု၊ တေးရန်ရှိသောအခါတို့၌၊ နဝိဇဟတိ၊ မစွန်းတသ၊ ထိုသူ
 ၏၊ အတ္ထံ၊ အကျိုးငှါ၊ ဇိဝိတံ၊ အသက်ကို၊ ပရိစ္စတ္တံ၊ စွန့်အပ်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ဝိထေန၊ မျိုးရိက္ခာကုန်သဖြင့်၊ နာတိမညတိ၊ မထိမံမြင်မပြု၊
 အယံ၊ ဤသူသည်ကား၊ အဂါရိကမိတ္တော၊ လူ၏ချစ်အပ်သောသူမည်၏၊ ပဗ္ဗ

ဇိတမိတ္တော၊ ရဟန်း၏ ချစ်အပ်သောသူသည်။ ကတမော၊ အဘတ်နည်း။
 ဣဝ၊ ဤသဒ္ဓါတော်၌၊ ဘိက္ခု၊ ရဟန်းသည်။ ဝိယောစ၊ ချစ်အပ်သည်
 ထည်း၊ ဟောတိ၊ ဖြစ်၏။ မနာပေါစ၊ နှလုံးကို ထည်းပွားစေတတ်၏။ ဝရုစ၊ လေး
 မြတ်ခြင်းကို ထည်းပြုအပ်၏။ ဘာဝနိယေ၊ စ၊ မေတ္တာကို ထည်း ပွားစေအပ်
 ၏။ ဝတ္ထာစ၊ ကောင်းသောစကားကို ထည်းဆိုတတ်၏။ ဝစနက္ခမောစ၊ ဆို
 ခြင်းငှါ ထည်းခန့်၏။ ဝန္တိ၊ ရုဉ္ဇကထံ၊ နက်နဲသောစကားကို ထည်း၊ ကတ္တာ၊ ပြု
 တတ်၏။ အဋ္ဌာနေ၊ အရာမဟုတ်သည်၌၊ နောဝနိယောစတိ၊ မဟာဉ္ဇရစေတတ်၊
 အမိဝိလေ၊ အမိဝိယ၌၊ သမာဒပေတိ၊ ဆော့က်တည်စေတတ်၏။ စတုန္ဒံ သ
 တိပဋ္ဌာနံ၊ လေးပါးကုန်သော သတိပဋ္ဌာန်တို့ကို၊ ဘာဝနာနုယောဂေ၊ ပွားခြင်း
 ယှဉ်ခြင်း၌၊ သမာဒပေတိ၊ ဆော့က်တည်စေတတ်၏။ စတုန္ဒံ သမ္ပပ္ပဓာနာနံ၊
 လေးပါးကုန်သော သမ္ပပ္ပဓာန်တို့ကို၊ (သ)၊ စတုန္ဒံ ဣဒ္ဓိပါဒါနံ၊ လေးပါးကုန်
 သော ဣဒ္ဓိပါဒ်တို့ကို၊ ပဉ္စန္ဒံ ဣဒ္ဓိယာနံ၊ ငါးပါးကုန်သော ဣဒ္ဓိတို့ကို၊ ပဉ္စန္ဒံ ဗဟာ
 နံ၊ ငါးပါးကုန်သော ဗိုလ်တို့ကို၊ သတ္တန္တံ ဗေပါဏ္ဍိတိ၊ ခုနစ်ပါးကုန်သော ဗေပါဏ္ဍိ
 တို့ကို၊ အဂ္ဂိယံ သာ၊ မြတ်သော၊ အဋ္ဌတိကာ သာ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော၊
 မဂ္ဂဿ၊ မဂ်ကို၊ ဘာဝနာနုယောဂေ၊ ပွားစေခြင်းယှဉ်စေခြင်း၌၊ သမာဒပေ
 တိ၊ ဆော့က်တည်စေ၏။ အယံ၊ ဤသူသည်၊ ပဗ္ဗဇိတမိတ္တော၊ ရဟန်း၏ ချစ်
 အပ်သောသူမည်၏။ ယေဟိ၊ အကြင်သူတို့နှင့်၊ သဟ၊ တကွ၊ အာဂမနံ၊ လာ
 ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏။ ဝမနံ၊ သွားခြင်းသည်၊ ဖာသု၊ ချမ်းသာ၏။ ဋ္ဌာနံ၊
 ရပ်ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏။ နိသဇ္ဇံ၊ ထိုင်နေခြင်းသည်၊ ဖာသု၊ ချမ်း
 သာ၏။ သယနံ၊ အိပ်ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏။ အာထပနာ၊ စ၍ ခေါ်ခြင်း
 သည်၊ ဖာသု၊ ချမ်းသာ၏။ သလ္လပနာ၊ အဘန်တလဲလဲ ဟောပြောခြင်းသည်၊
 ဥလ္လပနာ၊ မြင်သည်ကို ပြု၍ ပြောဟောခြင်းသည်၊ သမုလ္လပနာ၊ မြင်သည်ကို
 ပြု၍ အဘန်တလဲလဲ ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏။ အယံ၊ ဤသူကို
 သုဟန္တာ၊ နှလုံး၏ ချမ်းသာ ခြင်းကို ဖြစ်စေတတ်သော သူတို့ဟူ၍၊ ဝုပ္ပန္တိ၊
 ဆိုအပ်ကုန်၏။ မိတ္တော သုဟန္တာ အနုကမ္မမာနော ဟာပေတိ အတ္တန္တိ၊ မိတ္တော သု
 ဟန္တာ အနုကမ္မမာနော ဟာပေတိ အတ္တန္တိဟူသည်ကား၊ မိတ္တောစ၊ ချစ်အပ်
 သော သူတို့ကို ထည်းကောင်း၊ သုဟန္တာစ၊ နှလုံး၏ ချမ်းသာခြင်းကို ဖြစ်စေ
 တတ်သော သူတို့ကို ထည်းကောင်း၊ သန္တိဋ္ဌေစ၊ ထကွမြင်ဘူးသော သူတို့
 ကို ထည်းကောင်း၊ သမ္ပတ္တေစ၊ ထကွဆည်းကပ်ဘူးသော သူတို့ကို ထည်း
 ကောင်း၊ သဟာယေစ၊ ထကွသွားလာဘူးသော သူတို့ကို ထည်းကောင်း၊
 အနုကမ္မမာနော၊ အနားသည်ဖြစ်၍၊ အနုစေက္ခမာနော၊ ငဲ့သည်ဖြစ်၍၊ အနု

☞

ဂယမာနော၊ ခြီးမြောက်သည်ဖြစ်၍၊ အတ္တတ္ထံပိ၊ မိမိအကျိုးကို လည်းကောင်း၊ ခရုတ္တံပိ၊ သူတပါးအကျိုးကို လည်းကောင်း၊ ဥဘယတ္ထံပိ၊ နှစ်ပါးသောအကျိုးကို လည်းကောင်း၊ ဟာပေတိ၊ ယုတ်စေ၏၊ ဒိဋ္ဌဓမ္မိကမ္ပိ အတ္တံ၊ မျက်မှောက်၌ ဖြစ်သော အကျိုးကိုလည်း၊ ဟာပေတိ၊ ယုတ်စေ၏၊ သမ္ပရာယိ ကမ္ပိအတ္တံ၊ တမလွန်၌ ဖြစ်သော အကျိုးကို လည်း၊ ဟာပေတိ၊ ယုတ်စေ၏၊ ပရမတ္ထံပိ၊ မြတ်သော အကျိုးကိုလည်း၊ ဟာပေတိ၊ ယုတ်စေ၏၊ ပဟာပေတိ၊ အပြားအားဖြင့် ယုတ်စေ၏၊ ပရိဟာပေတိ၊ အဘယ်တလဲလဲယုတ်စေ၏၊ ပရိဝံသေတိ၊ ပျက်စေ၏၊ ပရိဝဇ္ဇေကိ၊ စွန့်၏၊ ကြဉ်စေ၏၊ အန္တရောပေတိ၊ ကွယ်စေ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ မိတ္တေ သုဟန္တေအနု ကမ္မမာနောဟာပေတိ အတ္တန္တိ ပဒေသ၊ မိတ္တေ သုဟန္တေအနု ကမ္မမာနော၊ ဟာပေတိ အတ္တံ ဟူသောဝုဒ္ဓိ၏၊ အပ္ပေယျာ၊ အနက်တည်း၊ ပရိဗန္ဓဝိတ္တောတိ၊ ပရိဗန္ဓဝိတ္တောဟူသည်ကား၊ ဒွိတိကာလေတိ၊ နှစ်ပါးကုန်သော အကြောင်းတို့ဖြင့်၊ ပရိဗန္ဓဝိတ္တော။ ဖွဲ့သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တာနံဝါ၊ မိမိကိုယ်ကိုမူလည်း၊ နိဝံ၊ နိဝံသော အရာ၌၊ ဋ္ဌပေန္တော၊ ထား၍၊ ပရံ၊ သူတပါးကို၊ ဥစ္စံ၊ မြင့်သော အရာ၌၊ ဋ္ဌပေန္တော၊ ထား၍၊ ပရိဗန္ဓဝိတ္တော၊ ဖွဲ့သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တာနံဝါ၊ မိမိကိုယ်ကိုမူလည်း၊ ဥစ္စံ၊ မြင့်သော အရာ၌၊ ဋ္ဌပေန္တော၊ ထား၍၊ ပရံ၊ သူတပါးကို၊ နိဝံ၊ နိဝံသော အရာ၌၊ ဋ္ဌပေန္တော၊ ထား၍၊ ပရိဗန္ဓဝိတ္တော၊ ဖွဲ့သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကဝံ၊ အတယ်သို့လျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ နိဝံဋ္ဌပေန္တော၊ နိဝံသော အရာ၌ ထားလျက်၊ ပရံ၊ သူတပါးကို၊ ဥစ္စံဋ္ဌပေန္တော၊ မြင့်သော အရာ၌ ထားလျက်၊ ပရိဗန္ဓဝိတ္တော၊ ဖွဲ့ပွက်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်သည်၊ တုဋ္ဌေ၊ သင်တို့သည်၊ မေ၊ ငါ့အား၊ ဗဟုဝကာရာ၊ များသော ကျေးဇူးရှိကုန်၏၊ အဟံ၊ ငါသည်၊ တုဋ္ဌေ၊ သင်တို့ကို၊ နိဿာယ၊ မြှို၍၊ ဣန္ဒြိယန္တော၊ ရှုကုန်လျက်၊ မေ၊ ငါ့အား၊ ဒါတုံဝါ၊ ပေးခြင်းငှါလည်းကောင်း၊ ကာတုံဝါ၊ ပြုခြင်းငှါလည်းကောင်း၊ မညန္တိ၊ သိကုန်၏၊ ယထိံ၊ အကြင်အရပ်၌၊ မေ၊ ငါ့အား၊ ပေါရာဏံ၊ ရှေး၌ဖြစ်သော၊ မာတာဝေတ္ထိ၊ မိဘတို့၏ ဥစ္စာဖြစ် သော၊ ယမ္ပိနာမဂေါတ္ထံ၊ အကြင်အမည်အမျိုးသည်၊ အတ္ထိရှိ၏၊ တန္တိ၊ ထိုအမည်အ

မျိုးသည်ထည်း၊ အန္တရဟိတ်၊ ဇုးလွမ်းပျက်ကွပ်ခဲ၏၊ တုဋေဟိ၊ သင်တို့
 ကြောင့်၊ အဟံ၊ ဝါသည်၊ အသုကာသကုလုပကော၊ ဤမည်သောသူ၏အိမ်
 သို့ကပ်တတ်သော သူဟူ၍ ထည်းကောင်း၊ အသုကာယ ကုလုပကော၊
 ဤမည်သော တကာမ၏ အိမ်သို့ကပ်တတ်သောသူဟူ၍ ထည်းကောင်း၊
 ဥယျာမိ၊ ထင်ရှားဖြစ်၏၊ ဣတိဇေ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ နိဝံဋ္ဌပေန္တော၊
 နိဝံဋ္ဌချလျက်၊ ပရံ၊ သူတပါးကို၊ ဥစ္စံဋ္ဌပေန္တော၊ ငြီးမြောက်လျက်၊ ပရိဗန္ဓ
 ဝိက္ကော၊ ဖွဲ့ယှဉ်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကထံ၊ အောက်လျှင်၊
 အတ္တာနံ၊ မိမိကိုယ်ကို၊ ဥစ္စံဋ္ဌပေန္တော၊ ငြီးမြောက်လျက်၊ ပရံ၊ သူတပါးကို၊
 နိဝံဋ္ဌပေန္တော၊ နိဝံဋ္ဌချလျက်၊ ကထံ၊ အဘယ်သို့လျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊
 ဥစ္စံဋ္ဌပေန္တော၊ ငြီးမြောက်လျက်၊ ပရံ၊ သူတပါးကို၊ နိဝံဋ္ဌပေန္တော၊ နိဝံဋ္ဌချ
 လျက်၊ ပရိဗန္ဓဝိက္ကော၊ ဖွဲ့ယှဉ်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်သည်၊
 အဟံ၊ ဝါသည်၊ တုမှာကံ၊ သင်တို့အား၊ ဗဟုပကာရော၊ များသောကျေး
 ဇူ ရှိ၏၊ တုဋေ၊ သင်တို့သည်၊ မံ၊ ငါ့ကို၊ အာဂမ္မစွ၍၊ ဗုဒ္ဓံ၊ မြတ်စွာတုရား
 ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂတာ၊ ဆည်းကပ်ကုန်၏၊ ဓမ္မံ၊ တရားတော်
 ကိုးသရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂတာ၊ ဆည်းကပ်ကုန်၏၊ သဗ္ဗံ၊ သဗ္ဗာ
 တော်ကို၊ ကာရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂတာ၊ ဆည်းကပ်ကုန်၏၊ ပါဏာတ်
 ပါဏာ၊ သူအသက်ကိုသတ်ခြင်းမှ၊ ပရိဝိရတာ၊ ကြဉ်ရှောင်ကုန်၏၊ အဒိန္နာ
 ဒါနာ၊ သူ့ဥစ္စာကိုယူခြင်းမှ၊ ပရိဝိရတာ၊ ကြဉ်ရှောင်ကုန်၏၊ ကာမေသု
 မိစ္ဆာစာရော၊ ကာမတို့၌မှားသော အချင့်ကိုကျင့်ခြင်းမှ၊ ပရိဝိရတာ၊ ကြဉ်
 ရှောင်ကုန်၏၊ မုသာဝါဒါ၊ ချွတ်ယွင်းသောစကားကိုဆိုခြင်းမှ၊ ပရိဝိရတာ၊
 ကြဉ်ရှောင်ကုန်၏၊ သုရာမေဓယ မစ္စပမာဒဋ္ဌါနာ၊ ရစ်ခြင်းမေ့ထျော့ခြင်း
 ၏အကြောင်းဖြစ်သော သေအရက်ကိုသောက်ခြင်းမှ၊ ပရိဝိရတာ၊ ကြဉ်
 ရှောင်ကုန်၏၊ အဟံ၊ ဝါသည်၊ တုမှာကံ၊ သင်တို့အား၊ ဥဒ္ဒေသံ၊ ပါဠိကို၊ ဒေမိ၊
 ပေး၏၊ ပရိပုစ္ဆံ၊ အဋ္ဌကထာကို၊ ဒေမိ၊ ပေး၏၊ ဥပေါသထံ၊ ဥပုသ်ကို၊ အာ
 စိက္ခာမိ၊ ကြား၏၊ နဝကမ္ဘံ၊ အမှုသစ်ကို၊ အမိဋ္ဌါမိ၊ ဆောက်တည်၏၊ အထ
 ပန၊ ထိုသို့ဖြစ်စေကာမူ၊ တုဋေ၊ သင်တို့သည်၊ မံ၊ ငါ့ကို၊ ဥပ္ပိနိတွာ၊ ဖွဲ့၍ပြစ်၍၊
 အညေ၊ တပါးသောသူတို့ကို၊ သတ္တဇောထ၊ အရိုအသေပြုကုန်သော၊ ဂရံ
 ကရာထ၊ အလေးပြုကုန်သော၊ မာနေထ၊ မြတ်နိုးကုန်သော၊ ပူဇေထ၊
 ပူဇော်ကုန်သော၊ ဣတိဇေ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဥစ္စံဋ္ဌပေန္တော၊
 ငြီးမြောက်လျက်၊ ပရံ၊ သူတပါးကို၊ နိဝံဋ္ဌပေန္တော၊ နိဝံဋ္ဌချလျက်၊ ပရိဗန္ဓ
 ဝိက္ကော၊ ဖွဲ့ယှဉ်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိအယံ၊ ဤသည်လျှင်

မိတ္တေသု ဟန္တေ အနုကမ္မမာနေော၊ ဟာပေတိအတ္ထံ၊ ပဋိဗန္ဓမိတ္တောတိပ
ဒဿ၊ မိတ္တေသုဟန္တေ အနုကမ္မမာနေောဟာပေတိအတ္ထံ၊ ပဋိဗန္ဓမိတ္တော ဟု
သောပုန်၏။ အတ္တော၊ အနက်တည်း။ ဧတံဘယံသန္ဓဝေပေက္ခမာနေောတိ
တ္ထေပဒေ၊ ဧတံဘယံသန္ဓဝေပေက္ခမာနေောဟုသောဤပုန်၌၊ ဧဝယန္တိ၊ တယံ
ဟူသည်ကား။ ဧတံဘယံ၊ ဧတံကိုစွဲ၍ဖြစ်သော ကြောက်ခြင်းလည်း
ကောင်း၊ ဧရာဘယံ၊ အိုခြင်းကိုစွဲ၍ဖြစ်သောကြောက်ခြင်း လည်းကောင်း၊
ဗျာဓိဘယံ၊ အနာကိုစွဲ၍ဖြစ်သော ကြောက်ခြင်း လည်းကောင်း၊ မရုဏ
ဘယံ၊ သေခြင်းကို စွဲ၍ဖြစ်သောကြောက်ခြင်းလည်းကောင်း၊ ရာဇဘယံ၊
မင်းကြောင့် ဖြစ်သောဘေး လည်းကောင်း၊ စောရုဘယံ၊ ခိုးသူကြောင့်
ဖြစ်သောဘေးလည်းကောင်း၊ အပ္ပိဘယံ၊ မီးကြောင့်ဖြစ်သောဘေး လည်း
ကောင်း၊ ဥဒ္ဓဟဘယံ၊ ရေကြောင့်ဖြစ်သောဘေး လည်းကောင်း၊ အတ္တော
နုပါဒဘယံ၊ မိမိကိုယ်ကိုစွပ်စွဲခြင်းကြောင့် ဖြစ်သောဘေး လည်းကောင်း၊
ပရာနုပါဒဘယံ၊ သူဘဝါးတို့ စွပ်စွဲခြင်းကြောင့် ဖြစ်သောဘေး လည်း
ကောင်း၊ ဒဏ္ဍဘယံ၊ မင်းဒါဏ် ဝိနည်းဒါဏ်ကိုစွဲ၍ ဖြစ်သောဘေး လည်း
ကောင်း၊ နုဂ္ဂတိဘယံ၊ အဝါယ်ကိုစွဲ၍ ဖြစ်သောဘေး လည်းကောင်း၊
ဦမိဘယံ၊ ပြုလှိုင်းထံမှကြောင့် ဖြစ်သော ဘေးလည်းကောင်း၊ ကုန္တိလ
ဘယံ၊ မီးကျောင်းကြောင့် ဖြစ်သော ဘေးလည်းကောင်း၊ အာဝနုဘယံ၊
ရေကြောင့်ဖြစ်သောဘေး လည်းကောင်း၊ ယုသုမာရဘယံ၊ ကြမ်းတမ်း
သောဝါးကြောင့်ဖြစ်သောဘေးလည်းကောင်း၊ အာဇီဝိကဘယံ၊ အသက်
မွေးခြင်းကြောင့်ဖြစ်သောဘေးလည်းကောင်း၊ အဘိဇေယကဘယံ၊ ကဲ့ရဲ့
ခြင်းကြောင့်ဖြစ်သောဘေး လည်းကောင်း၊ ပရိသယံ သာဓုဇ္ဇဘယံ၊ ပရိ
သတ်၌ရှုံ့ရှားခြင်းကြောင့် ဖြစ်သောဘေး လည်းကောင်း၊ မဒနဘယံ၊ မိန်း
မောခြင်းကြောင့်ဖြစ်သောဘေးလည်းကောင်း၊ ဘယာနကံ၊ ကြောက်မက်
သောအခြင်းအရာလည်းကောင်း၊ ဆန္တိတတ္ထံ၊ ကြောက်သဖြင့်ကိုယ်တုန်
ထွတ်ခြင်း လည်းကောင်း၊ သောမဟံသော၊ အမွှေးတို့၏အထက်သို့တက်
သောအဖြစ်လည်းကောင်း၊ စေတသော၊ စိတ်၏၊ ဥဗ္ဗေဂေါ၊ အဆေးတလျှင်
ဖြစ်ခြင်း၎င်း၊ ဥတ္တရာသော၊ စိတ်၏ထိတ်သန့်ခြင်းလည်းကောင်း၊ သန္ဓဝေါတိ
သန္ဓဝေါဟူသည်ကား၊ တဏှာသန္ဓဝေါစ၊ တဏှာအားဖြင့် ပေါင်းဘော်
ခြင်း၎င်း၊ ဒိဋ္ဌိသန္ဓဝေါစ၊ ဒိဋ္ဌိအားဖြင့်ပေါင်းဘော်လည်းကောင်း၊ ဣတိ၊ ဤသို့၊
သန္ဓဝါ၊ ပေါင်းဘော်ခြင်း၎င်းလည်း၊ ဧဒ္ဓေ၊ နှစ်ပါးတို့တည်း၊ (ပ)၊ အယံ၊ ဤသည်
ကား၊ တဏှာသန္ဓဝေါ၊ တဏှာအားဖြင့် ပေါင်းဘော်ခြင်းမည်၏။ အယံ၊ ဤ



သည်ကား၊ ဒိဋ္ဌိသန္ဓေဝေါ၊ ဒိဋ္ဌိအားဖြင့် ပေါင်းသော်ခြင်းမည်၏။ ဇေတံတယံ သန္ဓေဝေပေက္ခမာနောတိ၊ ဇေတံတယံသန္ဓေ ဝေပေက္ခမာနော ဟူသည်ကား၊ သန္ဓေဝေ၊ အတူတကွပေါင်းသော်ခြင်းနှင့် ဇေတံတယံ၊ ဤအကျိုးယုတ်တည်း ဟူသောတေးကို၊ ပေက္ခမာနော၊ ဝေပေက္ခမာနော၊ မြင်သည့်ဖြစ်၍၊ ဩသောကယမာနော၊ ဩညံ့သည်ဖြစ်၍၊ နိဗ္ဗာယမာနော၊ ရှုသည်ဖြစ်၍၊ ဥပပရိက္ခမာနော၊ ဆင်ခြင်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇေတံတယံ သန္ဓေဝေပေက္ခ မာနောတိ၊ ဒသ၊ ဇေတံတယံသန္ဓေဝေပေက္ခမာနောဟူသော ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခဝ္ဂဝိသုဒ္ဓါသုတ္တန်၊ ဣန္ဒြိယံနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ ထေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအရှင်ပစ္စေကသမ္ပုဇ္ဈာန်သည်၊ မိတ္တောသုဟုဇ္ဇေအနုကမ္မမာနော ဟာပေတိအတ္ထံ ပဋိဗန္ဓမိတ္တောဇေတံ တယံသန္ဓေဝေပေက္ခ မာနောဧကောဝ ရေခဝ္ဂဝိသုဒ္ဓါသုတ္တန်၊ မိတ္တောသုဟုဇ္ဇေအနုကမ္မမာနောဟာပေတိအတ္ထံ ပဋိဗန္ဓမိတ္တောဇေတံတယံ သန္ဓေဝေပေက္ခမာနောဧကော စရေခဝ္ဂဝိသုဒ္ဓါသုတ္တန် ဟူ၍၊ အာဟ၊ ဆိုပြီး ။

၇၁။ ဝိသုသေဝေ၊ ပြန်ကြွယ်သည်သာလျှင်ဖြစ်သော၊ ဝံသေဝေ၊ ဝါးရုံသည်၊ ဝိသုတ္တောယထာ၊ ပြုရှက်ချုပ်စပ်သည်ဖြစ်၍၊ ပုတ္တောသုစ၊ သားသမီးတို့နှင့် တည်းကောင်း၊ ဒါရေသုစ၊ မယားဖွဲ့၍လည်းကောင်း၊ ယံအပေက္ခာ၊ အကြင်ဟုတ္တရအားဖြင့် ဝေပေက္ခာခြင်းမည်၊ အတ္ထိ၊ ရှိ၏၊ သာပိ၊ ထိုတဏှာသည် ထည်း၊ ဝိသုဘာ၊ သားသမီးစသော ပတ္ထုလ္လံပြုရှက်၍လည်း၏။ ဝံသေက ဋ္ဌိရာ၊ ဝါးရုံအလယ်၌ ပေါက်သောဝါးညွန့်သည်၊ အသန္ဓမာနောဝ၊ မပြု သည်ဖြစ်၍တည်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ အသန္ဓမာနော၊ တဏှာဒိဋ္ဌိအားဖြင့် မပြုသည်ဖြစ်၍တည်၏။ ခဝ္ဂဝိသုဒ္ဓါသုတ္တန်၊ ဣန္ဒြိယံနှင့်အတူ၊ ဧကော၊ အဖော် မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏။ ဝံသေဝိသုသေဝေ ယထာဝိသုတ္တောတိတ္ထေဝဒေ၊ ဝံသေဝိသုသေဝေပထထာဝိသုတ္တော ဟူသောဤပုဒ်၌၊ ဝေဠုဂုဗ္ဗော၊ ဝါးရုံကို၊ ဝံသေဝံသဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဝေဠုဂုဗ္ဗတ္ထိံ၊ ဝါးရုံ၌၊ ပေါရာဏဝံသား ဝါးရုံဝင်ဟောင်းတို့သည်၊ သတ္တာ၊ ပြုရှက်ကုန် သည်၊ ဝိသတ္တာ၊ အထူးသဖြင့်ပြုရှက်ကုန်သည်၊ အာသတ္တာ၊ စပ်ယှဉ်ကုန် သည်၊ လေဂ္ဂါ၊ ပြုတွယ်ကုန်သည်၊ ထဂ္ဂိတ၊ ပြုတွယ်ခြင်းသို့ ရောက်ကုန် သည်၊ ပထမိဗုဒ္ဓါ၊ ရှစ်ပတ်၊ ပြုရှက်ကုန်သည်၊ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့ ဝေမေဝ၊ ဤအတူသာလျှင်၊ သာပိ၊ ထိုတဏှာသည်ထည်း၊ ဝိသတ္တိကာ၊ သားသမီးစသည်တို့နှင့်ပြုရှက်တတ်၏၊ စာဏှာ၊ တဏှာကို၊ ဝိသတ္တိကာ၊ ဝိသ

တ္တိကာဟူ၍၊ ဝုဗ္ဗကိ၊ ဆိုအပ်၏။ ဝေသာရာဂေါ၊ အကြွင်းတပ်ခြင်းရာကလည်း
သာရာဂေါ၊ ပြင်းစွာတပ်ခြင်း ရာဂလည်းကောင်း၊ အနုနယော၊ အာရုံသို့
ဆောင်တတ်သောတဏှာလည်းကောင်း၊ အနုရောဇော၊ အာရုံ၌မဆန့်ကျင်
ကတ်သော တဏှာလည်းကောင်း၊ နန္ဒိ၊ ကာဝဇ္ဇန္တစ်သက်ကြောင်းဖြစ်သော
တဏှာလည်းကောင်း၊ နန္ဒိရာဂေါ၊ အာရုံကလဲလဲ နှစ်သက်တတ်သော
တဏှာလည်းကောင်း၊ စိတ္တဿ၊ စိတ်၏၊ သာရာဂေါ၊ ပြင်းစွာတပ်ခြင်းနှင့်
တက္ခန္တိ၊ တဏှာလည်းကောင်း၊ ဣတ္ထာ၊ အလိုရှိတတ်သော တဏှာ
လည်းကောင်း၊ ရုက္ခာ၊ တွေဝေကြောင်းဖြစ်သော တဏှာလည်းကောင်း၊
အဇ္ဈော၊ သာနံ၊ မြို့၍ အဆုံးထားခြင်း တဏှာလည်းကောင်း၊ ဂေဝေါ၊ မက်
မောခြင်းသို့ရောက်ကြောင်းဖြစ်သော တဏှာလည်းကောင်း၊ ဗလိဂေဝေါ၊
အဆုံး၍ အတို့ဖြင့် မက်မောကြောင်းဖြစ်သော တဏှာလည်းကောင်း၊ သ
ဂေါ၊ အာရုံ၌ ငြိတတ်သော တဏှာလည်းကောင်း၊ ပဝဝဂေါ၊ အပြားအားဖြင့် ငြိ
ကြောင်းဖြစ်သော တဏှာလည်းကောင်း၊ ဇေ၊ ထိုထိုသို့သော တဝသို့ဝင်
တတ်သော တဏှာလည်းကောင်း၊ မာယာ၊ တွည့်ပတ်တတ်သော တဏှာ
လည်းကောင်း၊ ဇနိကာ၊ ဝန်၌ဖြစ်စေတတ်သော တဏှာလည်းကောင်း၊
သဗ္ဗနနိ၊ ဒုက္ခနှင့် ယှဉ်ခြင်းကို ဖြစ်စေတတ်သော တဏှာလည်းကောင်း၊
သိဗ္ဗိနိ၊ ဝန်၌ရုတ်သန္ဓေအားဖြင့်ချုပ်စပ်သော တဏှာလည်းကောင်း၊ ဒေဝိ
နိ၊ အာရုံကွန်သက်ရှိသော တဏှာလည်းကောင်း၊ သရိကာ၊ အာရုံ၌ စွတ်စို
တတ်သော တဏှာလည်းကောင်း၊ ဝိသတ္တိကာ၊ ငြိတတ်သော တဏှာလည်း
ကောင်း၊ သုတ္တံ၊ ချစ်ကဲ့သို့ ဖွဲ့ဖက်တတ်သော တဏှာလည်းကောင်း၊ ဝိသုခာ၊
ပြန်နဲ့ တတ်သော တဏှာလည်းကောင်း၊ အာယုဟနိ၊ အားထုတ်စေတတ်
သော တဏှာလည်းကောင်း၊ ဒုဟိယာ၊ ဝန်၌ အပေါ်မွှေထောင်ခြင်းကို ဖြစ်
စေတတ်သော တဏှာလည်းကောင်း၊ ပဏိမိ၊ တောင့်တတတ်သော တဏှာ
လည်းကောင်း၊ ဘယနေတ္တိ၊ တစ်မျိုး ဆောင်ကြောင်းဖြစ်သော တဏှာလည်း
ကောင်း၊ ဝနံ၊ ကပ်ငြိတတ်သော တဏှာလည်းကောင်း၊ ဝနထော၊ ကပ်ငြိ
တတ်သော ဗလတဏှာ လည်းကောင်း၊ သန္ဓဂေါ၊ နှိုးနှေးတတ်သော
တဏှာလည်းကောင်း၊ သိနေဟော၊ ချစ်တတ်သော အစေးဖြစ်သော တဏှာ
လည်းကောင်း၊ အပေက္ခာ၊ ဝဲတတ်သော တဏှာလည်းကောင်း၊ ပရိဗန္ဓာ၊ အမြဲ
ဖွဲ့တတ်သော တဏှာလည်းကောင်း၊ အာသာ၊ နှစ်သက်တတ်သော တဏှာ
လည်းကောင်း၊ အာဝိသနာ၊ တောင့်တတတ်သော တဏှာလည်းကောင်း၊
အာဝိသိတတ္တံ၊ တောင့်တတတ်သော သူ၏အဖြစ်တည်းဟူသော တဏှာ

လည်းကောင်း၊ ရူပါသံ၊ ရူပါရုံ၌ခင်ပွတ်တတ်သော တဏှာလည်းကောင်း၊
 သဒ္ဓါသ၊ သဒ္ဓါရုံ၌ခင်ပွတ်တတ်သော တဏှာလည်းကောင်း၊ ဂန္ဓဉ္စသ၊ ဂန္ဓဉ္စ
 ရုံ၌ခင်ပွတ်တတ်သော တဏှာလည်းကောင်း၊ ရသသ၊ ရသာရုံ၌ခင်ပွတ်
 တတ်သော တဏှာလည်းကောင်း၊ ဖောဗ္ဗဗ္ဗာသ၊ ဖောဗ္ဗဗ္ဗာရုံ၌ခင်ပွတ်တတ်
 သော တဏှာလည်းကောင်း။ လာတာသ၊ လာတံ၌ ခင်ပွတ်တတ်သော
 တဏှာလည်းကောင်း၊ ဓနာသ၊ ဥစ္စာ၌ခင်ပွတ်တတ်သော တဏှာလည်း
 ကောင်း၊ ဝုတ္တာသ၊ သားသမီး၌ခင်ပွတ်တတ်သော တဏှာလည်းကောင်း၊
 ဇီဝိတာသ၊ အသက်၌ ခင်ပွတ်တတ်သော တဏှာလည်းကောင်း၊ ဇပ္ပါ၊
 တောင့်တတတ်သော တဏှာလည်းကောင်း။ ပဇပ္ပါ၊ တောင့်တစေတတ်သော
 တဏှာလည်းကောင်း၊ အဘိဇပ္ပါ၊ အလွန်တောင့်တ စေတတ်သော တဏှာ
 လည်းကောင်း၊ ဇပ္ပနာ၊ တောင့်တသော အခြင်းအရာရှိသော တဏှာလည်း
 ကောင်း၊ ဇပ္ပိကတ္တံ၊ တောင့်တသော သူ၏ အဖြစ်တည်းဟူသော တဏှာ
 လည်းကောင်း၊ ဇောလုပ္ပံ၊ အတန်တလဲလဲအာရုံကို ဝင်တတ်သော တဏှာ
 လည်းကောင်း၊ ဇောလုပ္ပိယနာ၊ အတန်တလဲလဲအာရုံကို ဝင်သော အခြင်း
 အရာရှိသော တဏှာလည်းကောင်း။ ဇောလုပ္ပိယိကတ္တံ၊ အတန်တလဲလဲ
 အာရုံကို ဝင်တတ်သော သူ၏ အဖြစ်တည်းဟူသော တဏှာလည်းကောင်း၊
 မုဇ္ဈိန္ဒိန္ဒိကတာ၊ တုန်လှုပ်တတ်သော တဏှာလည်းကောင်း၊ သာဓုကမ္ပ
 တာ၊ ကောင်းသော အာရုံကို လိုတတ်သော တဏှာလည်းကောင်း။ အဓမ္မရာ
 ဂေါ၊ မထောင်သော အရာ၌ တပ်တတ်သော တဏှာလည်းကောင်း၊ ဝိသမထော
 တော၊ မညီမညွတ်သော အရာ၌ တပ်တတ်သော တဏှာလည်းကောင်း။
 ကန္တိ၊ အာရုံကို နှစ်သက်တတ်သော တဏှာလည်းကောင်း၊ နိကာမနာ၊
 နှစ်သက်သော အခြင်းအရာရှိသော တဏှာလည်းကောင်း၊ ပတ္ထနာ၊ တောင့်
 တတတ်သော တဏှာလည်းကောင်း၊ ပိဟရနာ၊ ချစ်တတ်သော တဏှာလည်း
 ကောင်း။ သံပတ္ထနာ၊ ကောင်းစွာ တောင့်တခြင်းရှိသော တဏှာလည်း
 ကောင်း၊ ကာမတဏှာ၊ ကာမရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊
 တဝတဏှာ၊ ရူပတဝအရူပတဝကို တပ်တတ်သော တဏှာလည်းကောင်း၊
 ဝိဘဝတဏှာ၊ ဥစ္စေဒဒိဋ္ဌိဟူသော တဝ၌ တပ်တတ်သော တဏှာလည်းကောင်း၊ ရူပ
 တဏှာ၊ ရူပထုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ အရူပတဏှာ၊ အရူပထုံ၌ တပ်
 တတ်သော တဏှာလည်းကောင်း၊ နိရောဓတဏှာ၊ ရောဂချုပ်ခြင်း၌ တပ်
 တတ်သော တဏှာလည်းကောင်း၊ ရူပတဏှာ၊ ရူပါရုံ၌ တပ်တတ်သော
 တဏှာလည်းကောင်း။ သဒ္ဓါတဏှာ၊ သဒ္ဓါရုံ၌ တပ်တတ်သော တဏှာလည်း

၂

ကောင်း၊ စံဗ္ဗတဏှာ၊ ဂန္ဓာရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ ရသ
 တဏှာ၊ ရသရာရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ ဖောဠဗ္ဗတဏှာ၊
 ဖောဠဗ္ဗာရုံ၌ တပ်တတ်သော တဏှာလည်းကောင်း၊ ဓမ္မတဏှာ၊ ဓမ္မာရုံ၌
 တပ်တတ်သော တဏှာလည်းကောင်း၊ ဩဇာ၊ ဝဋ်၌ နှစ်မွန်းတတ်သော
 တဏှာလည်းကောင်း၊ ယောဂေါ၊ ဝဋ်၌ ယှဉ်တတ်သော တဏှာလည်း
 ကောင်း၊ ဂန္ဓော၊ ဝဋ်၌ ထုံးရစ်တတ်သော တဏှာလည်းကောင်း၊ ဥပါဒါနံ၊
 စွဲသမ်းတတ်သော တဏှာလည်းကောင်း၊ အာရဇာ၊ ကုသိုလ်ကို ဖြစ်စေ
 တတ်သော တဏှာလည်းကောင်း၊ နိဝရဏံ၊ ကုသိုလ်ကို ပိတ်ပင်တတ်သော
 တဏှာလည်းကောင်း၊ ဆာဒနံ၊ ကုသိုလ်ကို ဖုံးထွင်းတတ်သော တဏှာ
 လည်းကောင်း၊ ဗန္ဓနံ၊ ဝဋ်၌ ဖွဲ့ကတ်သော တဏှာလည်းကောင်း၊ ဥပက္ကိဏေ
 သော၊ စိတ်ကို ညှစ်ညှူးစေတတ်သော တဏှာလည်းကောင်း၊ အနုသယော၊
 ဝဋ်၌ ကျိန်းစေတတ်သော တဏှာလည်းကောင်း၊ ပရိယုဠာနံ၊ ကုသိုလ်ကို
 မဖြစ်စိမ့်သော ဌာနိဝိစက်တတ်သော တဏှာလည်းကောင်း၊ လတာ၊ နွယ်ကဲ့
 သို့ရစ်ပတ်တတ်သော တဏှာလည်းကောင်း၊ ဝေပိန္နဲ၊ အထူးထူးသော
 ဝတ္ထုကို သိုလ်တတ်သော တဏှာလည်းကောင်း၊ ဒုက္ခမူလံ၊ ဒုက္ခ၏ အမြစ်ဖြစ်
 သော တဏှာလည်းကောင်း၊ ဒုက္ခနိဒါနာ၊ ဒုက္ခ၏ အကြောင်း ဖြစ်သော
 တဏှာလည်းကောင်း၊ ဒုက္ခပ္ပဘာဂေါ၊ ဒုက္ခ၏ အမွန်ရှိသော တဏှာလည်း
 ကောင်း၊ ပါသော၊ ကျော့ကွင်းကဲ့သို့ ငြိတတ်သော တဏှာလည်းကောင်း၊
 မာရုပါသော၊ မာရ်၏ ကျော့ကွင်းဖြစ်သော တဏှာလည်းကောင်း၊ ဗလိသံ၊
 သံမျှားကော့ကဲ့သို့ ဖြစ်သော တဏှာလည်းကောင်း၊ မာရုဗလိသံ၊ မာရ်၏ သံ
 မျှားကောက်ကဲ့သို့ ဖြစ်သော တဏှာလည်းကောင်း၊ မာရုပိသယော၊ မာရ်၏
 အာရုံဖြစ်သော တဏှာလည်းကောင်း၊ မာရုနိဝါသော၊ မာရ်၏ နေရာဖြစ်
 သော တဏှာလည်းကောင်း၊ မာရုဗန္ဓနံ၊ မာရ်၏ အနှောင်အဖွဲ့ဖြစ်သော တဏှာ
 လည်းကောင်း၊ တဏှာနဒီ၊ စီးဝင်တတ်သော တဏှာလည်းကောင်း၊ တဏှာ
 ဇာလံ၊ ဖုံးထွင်းတတ်သော တဏှာကွန်ဟက်လည်းကောင်း၊ တဏှာဂန္ဓု
 လံ၊ ယောင်ကဲ့သို့ မြိုမြို စွာ ဖွဲ့တတ်သော တဏှာလည်းကောင်း၊ တဏှာသရ
 ဇ္ဈေါ၊ မြစ်ကဲ့သို့ သော တဏှာ သရဇ္ဈရလည်းကောင်း၊ အတိဇ္ဈာ၊ အလွန်လို
 ချင်တတ်သော တဏှာလည်းကောင်း၊ လောဘော၊ လိုချင်တတ်သော တဏှာ
 လည်းကောင်း၊ အကုသလမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်သော တဏှာ
 ၎င်း၊ ဝိသတ္ထိကာတိ၊ ဝိသတ္ထိကာဟု သည်ကား၊ ကောနုဋ္ဌေန၊ အဘယ်အနက်
 ကြောင့်၊ ဝိသတ္ထိကာ၊ ဝိသတ္ထိကမည် သနည်း၊ ဝိသယော၊ ရွဲလတ်၏၊ မှုတ်၊

ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသတာ၊ ပြန်နှံ့တတ်၏၊ ဣတိ၊
ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသဇ္ဇာ၊ နှံ့တတ်၏၊ ဣတိ၊ ထို
ကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသမာတိ၊ မည်မညွတ်တတ်၊
ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသတ္တတိ၊ ရွှေ့တတ်၏၊
ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသံဟရတိ၊ ဆင်းရဲကို
ဆောင်တတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသံဝါ
ဒိကာ၊ ချွတ်ယွင်းသောအားဖြင့်ယူတတ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊
ဝိသတ္တိကာမည်၏၊ ဝိသဓူလော၊ ဆင်းရဲကို ဖြစ်စေတတ်သော လုံ၏
အကြောင်းဖြစ်၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊
ဝိသပယာ၊ ဆင်းရဲသော အကျိုးရှိ၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊
ဝိသတ္တိကာမည်၏၊ ဝိသပရိဘောဂါ၊ ရူပါရုံစသောဒုက္ခကိုသုံးဆောင်တတ်
၏၊ ဣတိ၊ ထိုကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝါ၊ တနည်းကား၊ ဝိ
သာယာ၊ နှံ့တတ်သော၊ သာဓနတဏှာ၊ ထိုတဏှာသည်၊ ရူပေ၊ ရူပါရုံ၌၊
သဒ္ဓေ၊ သဒ္ဓါရုံ၌၊ ဝဇ္ဇေ၊ ဝဇ္ဇာရုံ၌၊ ခုသေ၊ ခုသာရုံ၌၊ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံ၌၊
ဏုသေ၊ အမျိုး၌၊ ဝဏော၊ အပေါင်းအတော်၌၊ အာဝါသေ၊ ကျောင်း၌၊ ယာတေ
ယာတ်၌၊ ယသေ၊ အခြံအရံ၌၊ ပသံသပယ၊ ပြီးပွမ်းခြင်း၌၊ သုခေ၊ ချမ်းသာ၌၊
ဝီရဓေ၊ သက်နိုး၌၊ ဝိဏ္ဏပါတေ၊ ဆွမ်း၌၊ ဝေဒနာသဒ္ဓေ၊ အိပ်ရာနေရာ၌၊ ဝိလောန
ပစ္စယာတေ၊ သန္တပရိက္ခာပေ၊ သူနာအားလျောက်ပတ်သောသေား၌၊ ကာမစာ
တုယာ၊ ကာမနှင့်ယှဉ်သောစာတ်၌၊ ရူပစာတုယာ၊ ရူပနှင့်ယှဉ်သောစာတ်
၌၊ အရူပစာတုယာ၊ အရူပနှင့်ယှဉ်သောစာတ်၌၊ ကာမာတာဝေ၊ ကာမထံ၌၊
ရူပာဝေ၊ ရူပထံ၌၊ အရူပာဝေ၊ အရူပထံ၌၊ သညာဘာဝေ၊ သညာရှိသော
ထံ၌၊ အသညာဘာဝေ၊ သညာမရှိသောထံ၌၊ နေဝသညာနာသညာဘာဝေ၊
သညာရှိသည်လည်း မဟုတ်သညာမရှိသည်လည်း မဟုတ်သောထံ၌၊ ဧက
ဝေါကာရဘာဝေ၊ တပါးသောခန္ဓာရှိသောထံ၌၊ စတုဝေါကာရဘာဝေ၊ ခန္ဓာ
လေးပါးရှိသောထံ၌၊ ပဉ္စဝေါကာရဘာဝေ၊ ခန္ဓာငါးပါးရှိသောထံ၌၊ အတိတေ၊
မိမိ၏ဥပါဒ်ကိုလွန်သောအတိတ်၌၊ အနာဂတေ၊ အတိတ်ပစ္စုပ္ပန်သို့မရောက်
သောအနာဂတ်၌၊ ပစ္စုပ္ပန္နေ၊ အကြောင်းကိုစွဲ၍ဖြစ်ဆဲသောပစ္စုပ္ပန်၌၊ ဒိဋ္ဌသု
တဓုတပိညာတဗ္ဗေသုခဓမ္မသု၊ မြင်အပ်ကြားအပ်တွေအပ်ဝိအပ်ကုန်သော
အာရုံကရားတို့၌၊ ဝိသဇ္ဇာ၊ နှံ့တတ်၏၊ ဝိတ္တတာ၊ ပြန်နှံ့တတ်၏၊ ဣတိ၊ ထို
ကြောင့်၊ ဝိသတ္တိကာ၊ ဝိသတ္တိကာမည်၏၊ ဝိသတ္တိကာ၊ ပြန်နှံ့တတ်သောတ
ဏှာ၊ ဣတိ၊ ဣတိ၊ ဤသည်လျှင်၊ ဝိသောဝိသယာလောဝယထာ ဝိသတ္တောတိ

ပဒသ၊ ဝံသောဝိသ၊ လောဝယထာဝရိသတ္တောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ပုတ္တေသုဒါရေသုစယာအပေက္ခာဝိတ္ထေပဒေ၊ ပုတ္တေသုဒါရေသုစယာအပေက္ခာဟူသောပုဒ်၏။ ပုတ္တဝတိ၊ ပုတ္တဟူသည့်ကား။ အတြဇောပုတ္တော၊ မိမိမှဖြစ်သောသား။ ခေတ္တဇော၊ ပုတ္တော၊ အခိုက်အတန့်ဖြစ်သောသား။ ဒိန္နကောပုတ္တော၊ ပေးသဖြင့်ရသောသား။ အန္တေဝါထိ ကောပုတ္တော၊ အတွင်း၌ဖြစ်သောသား။ ဣတိ၊ ဤသို့။ ပုတ္တော၊ သားတို့သည်။ စတ္တာရော၊ လေးပါးတို့တည်း။ ဘဒိ၊ သာယော၊ မယားတို့ကိုး ဒါရာ၊ ဒါရတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဘဗျာ၊ ဘဗျာကိုး အပေက္ခာ၊ အပေက္ခာဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ယောရာဂေါ၊ အကြင်တပ်တတ်သောတဏှာသည်းကောင်းသရာဂေါ၊ ပြင်းစွာတပ်တတ်သောတဏှာသည်းကောင်း။ (၁)။ အဘိဇ္ဈာ၊ အလွန်လိုချင်တတ်သောတဏှာသည်းကောင်း။ ယောဘော၊ လိုချင်တတ်သောတဏှာသည်းကောင်း။ အကုယလမူလံ၊ အကုသိုလ်၏ တည်ရာဖြစ်သောတဏှာသည်းကောင်း။ ဣတိ၊ ဤသည်။ ပုတ္တေသုဒါရေသုစယာအပေက္ခာဝိပဒသ၊ ပုတ္တေသုဒါရေသုစယာအပေက္ခာဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဝံသောကဋ္ဌိရောဝအသဇ္ဇမာနောဝိတ္ထေပဒေ၊ ဝံသောကဋ္ဌိရောဝ အသဇ္ဇမာနော ဟူသောပုဒ်၏။ ဝေဇ္ဇုရုဗ္ဗော၊ ဝါးရုံချိုကိုးဝံသော၊ ဝံသဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်၏။ ဝေဇ္ဇုရုဗ္ဗသ္မိံ၊ ဝါးရုံအလယ်၌။ တရုဏကာ၊ ပေါက်သစ်သောကဋ္ဌိရကာ။ ဝါးညွန့်သည်။ အသတ္တာ၊ မပြုရှက်သည်။ အလဂ္ဂါ၊ မပြုတွယ်သည်။ အဝဂ္ဂိတာ၊ မချစ်ပတ်သည်။ အပလိဗုဒ္ဓါ၊ မဖွဲ့ရှက်သည်ဖြစ်၍။ နိက္ခန္တာ၊ ထွက်သည်။ နိဿယော၊ ကင်းသည်။ ဝိပ္ပရတ္တာ၊ လွတ်သည်။ ဟောဝိယထာ၊ ဖြစ်သကဲ့သို့၊ ဝေမေဝံ၊ ဤအတူထွက်။ အသဇ္ဇမာနေော၊ တဏှာမာနဒိဋ္ဌိ အားဖြင့်မကပ်ငြိသည် ဖြစ်၍သည်၏။ သဇ္ဇာတိ၊ သဇ္ဇာဟူသည့်ကား။ တဏှာသဇ္ဇနာစ၊ တဏှာဖြင့်ငြိခြင်းတည်းကောင်း။ ဒိဋ္ဌိသဇ္ဇနာစ၊ ဒိဋ္ဌိဖြင့်ငြိခြင်း တည်းကောင်း။ ဣတိ၊ ဤသို့။ သဇ္ဇနာ၊ ငြိခြင်းတို့သည်။ နန္ဒုဒ္ဓါဝါးတို့တည်း။ (၂)။ အယံ၊ ဤသည်ကား။ တဏှာသဇ္ဇနာ၊ တဏှာဖြင့်ငြိခြင်းမည်၏။ (၂)။ အယံ၊ ဤသည်ကား။ ဒိဋ္ဌိသဇ္ဇနာ၊ ဒိဋ္ဌိဖြင့်ငြိခြင်းမည်၏။ တဿပစ္စေကသမ္ပုဒ္ဓသ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်။ တဏှာသဇ္ဇနာ၊ တဏှာဖြင့်ငြိခြင်းကိုးပတိနာ၊ ပယ်အပ်ပြီးဒိဋ္ဌိသဇ္ဇနာ၊ ဒိဋ္ဌိဖြင့်ငြိခြင်းကိုပတိနိဿယော၊ စွန့်အပ်ပြီးတဏှာသဇ္ဇနာထ၊ တဏှာဖြင့်ငြိခြင်းကိုးပတိနတ္ထံ၊ ပယ်ပြီးသည်၏အဖြစ်ကြောင့်။ ဒိဋ္ဌိသဇ္ဇနာထ၊ ဒိဋ္ဌိဖြင့်ငြိခြင်းကိုး ပတိနိဿယတ္ထံ၊ စွန့်ပြီးသည်၏အဖြစ်ကြောင့်။ သော၊ ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက



သမ္ပုဒ္ဓါသညံ၊ ငွေပ၊ ရူပါရုံ၊ နသန္တတိ၊ မပြိ၊ သဗ္ဗေ၊ သဒ္ဓါရုံ၊ နသန္တတိ၊ မပြိ၊
 ဂန္ဓေ၊ ဂန္ဓာရုံ၊ နသန္တတိ၊ မပြိ၊ ရသေ၊ ရသ္မာရုံ၊ နသန္တတိ၊ မပြိ၊ ဖောဋ္ဌဗ္ဗေ၊
 ဖောဋ္ဌဗ္ဗာရုံ၊ နသန္တတိ၊ မပြိ၊ ကုသေ၊ အမျိုး၊ ဂဏေ၊ အဝေါင်း၊ အဘော်၊
 အဝါ၊ အကျောင်း၊ သာသေ၊ သာဘိန္ဒ၊ ယသေ၊ အခြံ၊ အရံ၊ ပထံသာယ၊
 ခြီးပွမ်းခြင်း၊ သုခေ၊ ချမ်းသာ၊ စိဝရေ၊ သင်္ကန်း၊ ဝိဇ္ဇာပါတေ၊ ဆွမ်း၊
 သေနာသဗ္ဗေ၊ အိပ်ရာနေရာ၊ ဂိဏာနပစ္စယဘေသန္တပရိက္ခာပေ၊ သုနာအား
 ထောက်ပံ့သောဆေး၊ ကာမဝေတုယာ၊ ကာမနှင့်ယှဉ်သော ဓာတ်၊
 ရူပဝေတုယာ၊ ရူပနှင့်ယှဉ်သော ဓာတ်၊ အရူပဝေတုယာ၊ အရူပနှင့် ယှဉ်
 သော ဓာတ်၊ ကာမာဝေ၊ ကာမထံ၊ ရူပာဝေ၊ ရူပထံ၊ အရူပာဝေ၊ အရူ
 ပထံ၊ သညာဘဝေ၊ သညာရှိသောထံ၊ အသညာဘဝေ၊ သညာရှိသော
 ထံ၊ နဂသညာနာသညာဘဝေ၊ သညာရှိသညံသညံမဟုတ်သညာမရှိ
 သညံသညံမဟုတ်သောထံ၊ ဧကဝေါကာရဘဝေ၊ ခန္ဓာတပါးရှိသောထံ
 နှစ်တုဝေါကာရဘဝေ၊ ခန္ဓာထေးပါးရှိသောထံ၊ ပဉ္စဝေါကာရဘဝေ၊
 ခန္ဓာပါးပါးရှိသောထံ၊ အတိယေ၊ အတိတ်၊ အနာဂတေ၊ အနာဂတ်၊
 ပစ္စုပ္ပန္နေ၊ ပစ္စုပ္ပန်၊ ဗိဇ္ဇသုကမုတပိညာတဗ္ဗေသုခဗ္ဗေသု၊ မြင်အပ်ကြားအပ်
 တွေ အပ်အပ်ကုန်သော အာရုံတရားတို့၊ နသန္တတိ၊ မပြိ၊ နဂဏ္ဍာတိ၊
 မယူ၊ နဗဏ္ဍတိ၊ မဖွဲ့၊ နပလိဗဏ္ဍတိ၊ အဘန်တလဲလဲမဖွဲ့၊ နမုစ္ဆတိ၊ မတွေဝေ၊
 နိက္ခန္ဓာ၊ ထွက်သည်၊ နိသာဓေ၊ ဖွန်သည်၊ ဝိပုဗ္ဗေက္ခာ၊ လွတ်သည်၊ ဝိသံ
 ယုက္ခေ၊ မဟုတ်သည်ဖြစ်၍၊ ဝိဂရိယ၊ နိကာယောနုပိုင်းခြားခြင်းကင်းသောစေ
 တသာ၊ စိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ဣတိအလံ၊ ဤသည်လျှင်၊ ဝံသောကဗ္ဗိရော
 ဝအသန္တမာနောတိပဒသ၊ ဝံသောကဗ္ဗိရော ဝအသန္တမာနောဟူသောပုဒ်၏၊
 အတ္ထေ၊ အနက်တည်း၊ ခဝဂ္ဂိယာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အပေါ်
 မရှိတပါးတည်း၊ စရေ၊ တျင့်ရာ၏၊ ထေန၊ ထံကြောင့်၊ သောပစ္စေကဗုဒ္ဓေါ၊
 ထိုအရှင်ပစ္စေကဗုဒ္ဓီသည်၊ ဝံသောဝိသာယောဝယထာဝိသတ္ထေ၊ ပုတ္တေ
 သုဒါရေသုစယာအပေက္ခာ၊ ဝံသောကဗ္ဗိရော ဝအသန္တမာနော၊ ဧကောစရေ
 ခဝဂ္ဂိယာဏကပ္ပေါ၊ ဝံသောဝိသာယောဝယထာဝိသတ္ထေ၊ ပုတ္တေသုဒါ
 ရေသုစယာအပေက္ခာ၊ ဝံသောကဗ္ဗိရော ဝအသန္တမာနော၊ ဧကောစရေ
 ဝိသာဏကပ္ပေါဟူ၍၊ အာဟ၊ ဆိုပြီ။

ဝိဂေါ၊ သားသည်၊ အရညမ္ဘိ၊ တော၊ အဗန္ဓာ၊ ကြိုးစသည်ဖြင့်အဖွဲ့
 မရှိမူ၍၊ ယေ၊ နိစ္ဆိကံ၊ အကြင်အလိုရှိရာအရပ်သို့၊ ဝေါစရာယ၊ ကျက်စား
 ခြင်းငှါ၊ ဝတ္ထတိယထာ၊ သွားသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဝိညူ၊ မညာရှိသော၊

နရော၊ ယောဂကျားသည်၊ သေရိတံ၊ သူတပါးနှင့်မစပ်မိမိနှင့် သာစပ်ခြင်း
 ရှိသည်၏အဖြစ်ကို၊ ဗေက္ခမာနော၊ ဝဲသည်ဖြစ်၍၊ ဂစ္ဆေယျ၊ ဘာဏှ၊ မာနုဒိဋ္ဌိ
 ဖြင့်မဖွဲ့ သည်ဖြစ်၍သွားရာ၏၊ ခံဝှိသဒဏကဒပျါ၊ ကြံ့ချိုနှင့်အတူ၊ ကော၊
 အပေါ်မရှိ တပါးတည်း၊ စရေ၊ ယျှင့်ရာ၏၊ မိဂေါအရညဗြိ ယထာအ
 ဗန္ဓော၊ ယေနိစ္ဆ ကံဂစ္ဆ တိဂေါစရာယာတ်ဇေတ္ထဗန္ဓေ၊ မိဂေါအရညဗြိယထာ
 အဗန္ဓော၊ ယေနိစ္ဆ ကံဂစ္ဆ တိဂေါစရာယဟူသောဤပုဒ်၌၊ မိဂေါဇံ၊ မိဂဟု
 သည်ကား၊ ဇေတိမိဂေါစ၊ ဇေတိမညသော သားထည်းကောင်း၊ ပဒသမိဂေါ
 စ၊ ကျေမည်သောသားထည်းကောင်း၊ ဣတိ၊ ဤသို့၊ မိဂါ၊ သားတို့သည်၊ ဧန္တေ၊ နှစ်
 ပါးတို့တည်း၊ အရညကော၊ တော၌နေသော၊ မိဂေ၊ သားထည်း၊ အရညေဗဂ
 နေ၊ တောအုပ်ကြီး၌၊ စရမာနော၊ သွားသည်ရှိသော်၊ ဝိသေဇ္ဇော၊ ထိတ်လန့်
 ခြင်းကင်းသည်ဖြစ်၍၊ ဂစ္ဆတိယထာ၊ သွားသကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်
 ခြင်းကင်းသည်ဖြစ်၍၊ တိဋ္ဌန္တိယထာ၊ ရပ်သကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်
 ခြင်းကင်းသည်ဖြစ်၍၊ နိဝိဒတိယထာ၊ နေသကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်
 ခြင်းကင်းသည်ဖြစ်၍၊ သေယျ၊ အိပ်ခြင်းကို၊ ကပ္ပေတိယထာ၊ ပြုသကဲ့သို့၊
 ဟံ၊ သစ္စံ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဇေတံ၊ ဤသို့သတ္တံ၊ သော
 ဂကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အာရညိကော၊
 တော၌နေသော၊ မိဂေါ၊ သားထည်း၊ အရညေဗဂနေ၊ တောအုပ်ကြီး၌၊ စရမာ
 နော၊ သွားသည်ရှိသော်၊ ဝိသေဇ္ဇော၊ ထိတ်လန့်ခြင်းကင်းသည်ဖြစ်၍၊ ဂစ္ဆ
 တိသေယျထာပိ၊ သွားသကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်ခြင်းကင်းသည်ဖြစ်
 ၍၊ တိဋ္ဌတိ သေယျထာပိ၊ ရပ်သကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်ခြင်းကင်း
 သည်ဖြစ်၍၊ နိဝိဒတိသေယျထာပိ၊ နေသကဲ့သို့၊ ဝိသေဇ္ဇော၊ ထိတ်လန့်ခြင်း
 ကင်းသည်ဖြစ်၍၊ သေယျ၊ အိပ်ခြင်းကို၊ ကပ္ပေတိသေယျထာပိ၊ ပြုသကဲ့သို့
 တံ၊ ထိုသို့ ပြုခြင်းသည်၊ ကိသေ၊ ဟောတု၊ အစာယစ်ကြောင့် နည်းဟူမူကား၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုဒ္ဓသာ၊ မုဆိုး၏၊ အနာပါဝတော၊ မထွေမမြင်
 သောကြောင့်တည်း၊ ဧဝမေဝခေါ၊ ဤအတူသာသျှင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဘိက္ခု၊ ရဟန်းသည်၊ ကာမေဟိ၊ ကာမတို့မှ၊ ဝိဝိဇ္ဇော၊ ဆိတ်သည်ဖြစ်၍
 သာသျှင်၊ အကုသထေဟိဓမ္မေတံ၊ အကုသိုလ်တရားတို့မှ၊ ဝိဝိဇ္ဇဝေ၊ ဆိတ်၍
 သာသျှင်၊ သဝိတဏှံ၊ ဝိတက်နှင့်ဝေက္ခသော၊ သဝိစာရံ၊ ဝိပာနေနှင့်တကွ
 သော၊ ဝိဝေဂ ဇံ၊ ဆိတ်ငြိမ်ခြင်းကြောင့် ဖြစ်သော၊ ဝိတံ၊ သုခံ၊ ဝိတံ၊ သုခရှိ
 သော၊ ပဋ္ဌမံ၊ ဝျာနံ၊ ပဋ္ဌမဈာန်သို့၊ ဥပသမ္ပန္န၊ အပ်၍၊ ဝိပာမုတ္တံ၊ နေ၏၊ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ အယံ၊ ဘိက္ခု၊ ဤရဟန်းကို၊ အန္တမကာသိ၊ အယုတ်ကိုပြု

☰

တတ်သော၊ မာရ်၊ မာရ်ကို အပရံ ဝမိတွာ၊ ဖျက်ဆီး၍၊ ပါဝိမတော၊ ယုတ်မာ
သော မာရ်၏၊ မာရစက္ခု အဒဿနံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်း
သို့၊ ဂတော၊ ရောက်သော သူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ဝုန၊ တဘနံ၊ ပရံစ၊ တပါးလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတယျဝိစာရာနံ၊ ဝိ
တက်စိစာရတို့၏၊ ဝုပသမာ၊ ငြိမ်းခြင်းကြောင့်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်
သော၊ သံသယဒနံ၊ ကြည်သင်စေဟုတ်သော၊ စေတသော၊ စိတ်၏၊ ဧကောဒိ
တာဝံ၊ မြတ်သော အဖြစ်ကို ပွားစေတတ်သော၊ အဝိတက္ကံ၊ ဝိတက်မရှိသော၊
အဒိဇာရံ၊ ဝိစာရမရှိသော၊ သမာဓိဇံ၊ ပဋ္ဌဇျောနံ သမာဓိကြောင့် ဖြစ်သော၊
ဝိဘိသုခံ၊ ဝိဘိသုခနှင့် တကွသော၊ ဒုက္ခိယံ၊ ဒုက္ခိယများသို့၊ ဥပသဗ္ဗန္ဓ
ကပ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ ဘိက္ခု၊ ဤရဟန်းကို၊
အန္တမကာထိ၊ အယုတ်ကို ပြုတတ်သော၊ မာရ်၊ မာရ်ကို၊ အပရံ ဝမိတွာ၊
အလွန်ဖျက်ဆီး၍၊ ပါဝိမတော၊ ယုတ်မာသော မာရ်၏၊ မာရစက္ခု အဒဿ
နံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်းသို့၊ ဂတော၊ ရောက်သော သူဟူ
၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ တဘနံ၊ ပရံစ၊ တပါးလည်း၊
ဘိက္ခု၊ ရဟန်းသည်၊ ဝိဘိယာစ၊ ဝိဘိတိလည်း၊ ဝိရာဂါ၊ စက်ဆုတ်ခြင်းကို
လွန်ခြင်းကြောင့်၊ ဥပေက္ခကောစ၊ လျစ်လျူရှုသည်ဖြစ်၍ လည်း၊ ဝိဟရတိ၊
နေ၏၊ သဒတာစ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ လည်းကောင်း၊ သမ္ပဇာနော
စ၊ ပညာနှင့် ပြည့်စုံသည်ဖြစ်၍ လည်းကောင်း၊ ကာယေန၊ ကိုယ်ဖြင့်၊ သုခဉ္စ၊
သုခကိုလည်း၊ ပဗ္ဗိသံဝေဒေတိ၊ ခံစား၏၊ ယံ၊ အကြင်တစ်ပါး ဈာန်ကြောင့်၊
တံ၊ ထိုဘဝတိယဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို၊ အရိယာ၊ တရားအစရှိသော
အရိယာတို့သည်၊ ဥပေက္ခကောသတိ မသုခဝိ ဟာရီတိ၊ ဥပေက္ခကောသတိ
မသုခဝိ ဟာရီဟူ၍၊ အာဝိက္ခန္တိ၊ ကြားတော်မူကုန်၏၊ တံတတိယံ ဈာန်၊
ထိုဘဝတိယဈာန်သို့၊ ဥပသဗ္ဗန္ဓကပ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ အယံ ဘိက္ခု၊ ဤရဟန်းကို၊ အန္တမကာထိ၊ အယုတ်ကို ပြုတတ်သော၊
မာရ်၊ မာရ်ကို၊ အပရံ ဝမိတွာ၊ အလွန်ဖျက်ဆီး၍၊ ပါဝိမတော၊ ယုတ်မာသော
မာရ်၏၊ မာရစက္ခု အဒဿနံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်းသို့၊
ဂတော၊ ရောက်သော သူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊
တဘနံ၊ ပရံစ၊ တပါးလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သုခဿစ၊ သုခကိုလည်း၊
ပဟာနာ၊ ဖယ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဒုက္ခကိုလည်း၊ ပဟာနာ၊ ဖယ်ခြင်း
ကြောင့်၊ သောမနဿဒေါမနဿာနံ၊ သောမနဿဝေဒနာဒေါမနဿဝေဒနာ
တို့၏၊ ဝုပဗ္ဗဝ၊ ရှေးဦးကယျှင်၊ အတ္တင်္ဂံ၊ မာချုပ်ခြင်းကြောင့်၊ အဒုက္ခမသုခံ၊ ဒုက္ခ

လည်းမဟုတ်သုခလည်းမဟုတ်သော၊ ဥပေက္ခာသတိပါရိသုဒ္ဓိံ၊ ဥပေက္ခာ
သည့်ဖြစ်စေအပ်သောသတိ၏ စင်ခြင်းရှိသော၊ စတုတ္ထိဈာန်၊ စတုတ္ထိဈာန်
သို့၊ ဥပသမ္ပန္နကပ်၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု
ဤရဟန်းကို၊ အန္တမကာသိ၊ အယုတ်ကိုပြုသော၊ မဝရံ၊ မဝရံကို၊ ပရံဝဇိတွာ
အလွန်ပျက်ဆီး၍၊ ပါပိမတော၊ ယုတ်မာသော မဝရံ၏၊ မာရေက္ခ၊ အဒ
သာနံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်းသို့၊ ဝတော၊ ရောက်သော သူ
ဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ ဝတနံ၊ ပရံစ၊ တပါးလည်း၊
ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အကြွင်းမရှိသော အားဖြင့်၊ နူပသ ညာနံ၊
နူပချာန်သညာတို့ကို၊ သမတိက္ကမ၊ ကောင်းစွာ လွန်ခြင်းကြောင့်၊ ပရိစာ
သညာနံ၊ ပရိစာသညာတို့၏၊ အတ္တင်္ဂမ၊ ချုပ်ခြင်းကြောင့်၊ နာနတ္ထသ ညာနံ၊
အထူးထူးသော သညာတို့ကို၊ အမနထိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊
အာကာသော၊ ကောင်းကင်းသည်၊ အနန္တော၊ အဆုံးမရှိ၊ ဣတိ၊ ဤသို့စီးဖြန်း
ခြင်းကိုပြု၍၊ အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနချာန်သို့၊ ဥပ
သမ္ပန္နကပ်၍၊ ဝိဟရတိ၊ နေ၏။ ပဇိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊ ဤရဟန်း
ကို၊ အန္တမကာသိ၊ အယုတ်ကို ပြုဟုတ်သော၊ မဝရံ၊ မဝရံကို၊ ပရံဝဇိတွာ၊
အလွန်ပျက်ဆီး၍၊ ပါပိမတော၊ ယုတ်မာသော မဝရံ၏၊ မာရေက္ခ၊ အဒ
သာနံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်းသို့၊ ဝတော၊ ရောက်သော သူ
ဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ ဝတနံ၊ ပရံစ၊ တပါး
လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အကြွင်းမရှိသော အားဖြင့်၊ အာ
ကာသာ နုဉ္ဇာယတနံ၊ အာကာသာ နုဉ္ဇာယတန ချာန်ကို၊ သမတိက္ကမ၊
ကောင်းစွာလွန်၍၊ ဝိညာဏံ၊ ဝိညာဉ်သည်၊ အနန္တံ၊ အဆုံးမရှိ၊ ဣတိ၊ ဤသို့
စီးဖြန်းခြင်းကိုပြု၍၊ ဝိညာဏုဉ္ဇာယတနံ၊ ဝိညာဏုဉ္ဇာယတန ချာန်သို့၊ ဥပ
သမ္ပန္နကပ်၍၊ ဝိဟရတိ၊ နေ၏။ သဗ္ဗသော၊ အကြွင်းမရှိသော အားဖြင့်၊ အာ
ကာသာ နုဉ္ဇာယတနံ၊ ဝိညာဏုဉ္ဇာယတနချာန်ကို၊ သမတိက္ကမ၊ ကောင်းစွာ
လွန်၍၊ ကိပ္ပိ၊ တစုံတခုသော ဝိညာဉ်သည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့စီးဖြန်း
ခြင်းကိုပြု၍၊ အာကိပ္ပညာယတနံ၊ အာကိပ္ပညာယတနချာန်သို့၊ ဥပသမ္ပန္န
ကပ်၍၊ ဝိဟရတိ၊ နေ၏။ သဗ္ဗသော၊ အကြွင်းမရှိသော အားဖြင့်၊ အာကိပ္ပ
ညာယတနံ၊ အာကိပ္ပညာယတနချာန်ကို၊ သမတိက္ကမ၊ ကောင်းစွာလွန်၍၊
နေဝသညာနာ သညာယတနံ၊ နေဝသညာနာ သညာယတန ချာန်သို့၊ ဥပ
သမ္ပန္နကပ်၍၊ ဝိဟရတိ၊ နေ၏။ သဗ္ဗသော၊ အကြွင်းမရှိသော အားဖြင့်၊ နေဝ
သညာနာ သညာယတနံ၊ နေဝသညာနာ သညာယတနချာန်ကို၊ သမတိက္ကမ၊



ကောင်းစွာလွန်၍၊ သညာဝေဒတိဘနိရောဓံ၊ သညာကံသံစားခြင်း၏ချုပ်
ရာဖြစ်သော နရောဓေမာပတ်သို့ ဥပသမ္ပန္န၊ ကပ်၍၊ ဝိဟရတိ၊ နေ၏၊ သညာ
နိရောဓေသ၊ သညာ၏ချုပ်ခြင်းကို၊ ဒိသ္မာ၊ မြင်၍၊ အာသဝါ၊ အာသဝတို့သည်၊
ပရိက္ခိဏာ၊ ကုန်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ
ဘိက္ခု၊ ဤရဟန်းကို၊ အန္တမကာသိ၊ အယုတ်ကို ငြိတတ်သော၊ မာရံ၊ မာရ်
ကို၊ ပရံဝဓိတွာ၊ အသွန်ဗျက်ခင်း၍၊ ပါပိမတော၊ ယုတ်သောမာရ်၏၊ မေဓ
စက္ခု၊ အဒဿနံ၊ မာရ်တည်းဟူသော မျက်စိ၏ မမြင်ခြင်းသို့၊ ဂတော၊
ရောက်သော၊ လောကော၊ လောက၌၊ ဝိသတ္တိကံ၊ တဏှာကို၊ တိဇ္ဈော၊ ကူ
မြောက်ပြီးသော သူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သော၊ ထိုရဟန်းသည်၊ ဝိသေ
ဋ္ဌေ၊ တဏှာကင်းသည်ဖြစ်၍၊ ဝုစ္စတိ၊ သွား၏၊ ဝိသေဋ္ဌေ၊ တဏှာကင်း
သည်ဖြစ်၍၊ တိဋ္ဌတိ၊ ခပ်၏၊ ဝိသေဋ္ဌေ၊ တဏှာကင်းသည်ဖြစ်၍၊ နိဝိဒတိ၊
ထိုင်နေ၏၊ ဝိသေဋ္ဌေ၊ တဏှာကင်းသည်ဖြစ်၍၊ သေယျံ၊ အိပ်ခြင်းကို၊
ကပ္ပေတိ၊ ပြု၏၊ တံ၊ ထိုသို့ပြုခြင်းသည်၊ ကိဿပေတု၊ အဘယ်ကြောင့်
နည်းဟူမူကား၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပါပိမတော၊ ယုတ်သောမာရ်၏၊ အ
နာပါသဂတော၊ အာရုံဖြင့်မတပ်ခြင်းသို့ရောက်ခြင်းကြောင့်တည်း၊ ဣတိ
အယံ၊ ဤသည်သျှင်၊ မိဂေါအညုပ္ပိယထာအ ဗန္ဓာတိပဒဿ၊ မိဂေါအ
ရညုပ္ပိယထာအဗန္ဓာဟူသော မုန်၏၊ အတ္တော၊ အနက်တည်း၊ ယေနိန္ဒကံ
ဝုစ္စတိဂေါစရာယ ဝိညုနရောသေဂိတံ ပေက္ခမာနောတိတ္ထေပဒေ၊ ယေနိ
န္ဒကံဝုစ္စတိဂေါစရာယ ဝိညုနရောသေဂိတံ ပေက္ခမာနော ဟူသော ဤ
မုန်၊ ဝိညု ကိ၊ ဝိညုဟူသည်ကား၊ ပဏ္ဍိတော၊ ခမ်းသာခြင်းကြောင့်မတက်
မကြွတတ်သော ပညာရှိသော၊ နညဝါ၊ ပစ္စုပ္ပန်သီလရာကို ဆည်းတူး
တတ်သော ပညာရှိသော၊ ပုဒ္ဓိမာ၊ မိမိအကျိုးသူတပါးအကျိုး၌ မတုန်ထွက်
သော ပညာရှိသော၊ ဥပဏီ၊ နက်နဲသော တိမ်သော အကျိုး၌ အမြဲသက်ပင်
သော ပညာရှိသော၊ ဝိဘာဝိ၊ ခဲခက်ဖျံ့ထွပ်ခြင်းရှိသော အကျိုးအနက်၌
ထွန်းပတတ်သော ပညာရှိသော၊ ဝေခေါဝိ၊ ကိလေသာမရှိဖြူစင်သော ပညာ
ရှိသော၊ မိခရာ၊ မြဲမြံတည်ကြည်သော ပညာရှိသော၊ နရောတိ၊ နရောဟူ
သည်ကား၊ သတ္တော၊ အာရုံကို ငြိတတ်သော၊ မာဏဝေါ၊ နေ့မည်သော
သူ၏သားဖြစ်သော၊ ပေါသော၊ မိမိအလိုလိုမွှေးတတ်သော၊ ပုဂ္ဂဏော၊ ငရဲ
သို့သွားတတ်သော၊ ဇိဝေါ၊ ဇိဝိတိန္ဒြေကို ဆောင်တတ်သော၊ ဇရု၊ ရုတ်ပုဂ္ဂို
လ်သန္ဓေသို့ရောက်တတ်သော၊ ဇန္တု၊ ကြီးရင့်တတ်သော၊ ဟိန္ဒု၊ ဣန္ဒြေဖြင့်
သွားတတ်သော၊ မနုဇော၊ မနုမည်သော သူမှဖြစ်သော ယောကျ်ားသည်။

သေရီဘိ၊ သေရီဟူသည်ကား၊ ခန္ဓောပိသေရီ၊ တရားဟုစပ်ယှဉ်ခြင်းလည်းကောင်း၊
 ပုဂ္ဂိုလ်သောသမ္မာသီ၊ ပုဂ္ဂိုလ်ဟူသောစပ်ယှဉ်ခြင်းလည်းကောင်း၊
 ဣတိ၊ ဤသို့၊ သေရီ၊ စပ်ယှဉ်ခြင်းတို့သည်၊ ဧဒ္ဒ၊ နှစ်ပါးတို့တည်း။ ခန္ဓောသေရီ၊
 တရားဖြင့်စပ်ယှဉ်ခြင်း အစိုးရခြင်းသည်၊ ကတမော၊ အတတ်နည်း၊
 စတ္တာရောသတိပဋ္ဌာနာ၊ လေးပါးကျန်သော သတိပဋ္ဌာန်တို့လည်းကောင်း၊
 စတ္တာရောသမ္ပပ္ပဓာနာ၊ လေးပါးကျန်သော သမ္ပပ္ပဝါနိတို့ လည်းကောင်း၊
 စတ္တာရောဣဒ္ဓိပါဒါ၊ လေးပါးကျန်သောဣဒ္ဓိပါဒ်တို့လည်းကောင်း၊ ပဋိန္ဒြိယာနိ၊
 ငါးပါးကျန်သောဣန္ဒြိယာနိတို့လည်းကောင်း၊ ပဗ္ဗဗလ္လာနိ၊ ငါးပါးကျန်သော
 ဗိုလ်တို့ လည်းကောင်း၊ သတ္တဗောဇ္ဈင်္ဂါ၊ ခုနစ်ပါး ကျန်သော ဗောဇ္ဈင်
 တို့လည်းကောင်း၊ အရိယော၊ မြတ်သော၊ အဗ္ဗုဒ္ဓိကော၊ အင်္ဂါရှစ်ပါးနှင့်
 ပြည့်စုံသော၊ မဂ္ဂေါ၊ မဂ်လည်းကောင်း၊ အယံ၊ ဤသည်လျှင်၊ ခန္ဓောသေရီ၊
 တရားဟူသောစပ်ယှဉ်ခြင်းမည်၏။ ပုဂ္ဂိုလ်သောသေရီ၊ ပုဂ္ဂိုလ်ဟူသော
 စပ်ယှဉ်ခြင်းသည်၊ ကတမော၊ အတတ်နည်း၊ သော၊ အကြင်သူသည်၊
 သေရီနာ၊ သေရီဟုဆိုအပ်သော၊ ဣဒိနာခန္ဓော၊ ဤတရားနှင့်၊ သမန္တာဂ
 တော၊ ပြည့်စုံ၏။ သောပုဂ္ဂိုလ်သော၊ ထိုပုဂ္ဂိုလ်ကို၊ သေရီ၊ သေရီဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏။ ဝိည္ဇနရောသေရိတံပေက္ခမာနောတိ၊ ဝိည္ဇနရောသေရိတံပေက္ခ
 မာနောဟူသည်ကား၊ ဝိည္ဇ၊ ပညာရှိသော၊ နရော၊ ယောက်ျားသည်၊ သေရိ
 ဘခမ္ပံစပ်ယှဉ်ခြင်းရှိသောတရားကို၊ ပေက္ခမာနော၊ ငဲ့သည်ဖြစ်၍၊ ဒက္ခ
 မာနော၊ မြင်သည်ဖြစ်၍၊ ဩလောကယမာနော၊ ကြည့်သည်ဖြစ်၍၊ နိဇ္ဈာ
 ယမာနော၊ ရှုသည်ဖြစ်၍၊ ဥပပရိက္ခမာနော၊ ဆင်ခြင်သည်ဖြစ်၍၊ ဣတိ
 အယံ၊ ဤသည်လျှင်၊ ဝိည္ဇနရောသေရိတံပေက္ခမာနောတိပဒေသ၊ ဝိည္ဇန
 ရောသေရိတံပေက္ခမာနော ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း၊ ခဂ္ဂဝိ
 သာဏကပ္ပော၊ ကြံချီနှင့်အတူ၊ ဇကော၊ အပေါ်မရှိတပါးတည်း၊ စရေ၊
 ကျင့်ရာ၏။ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
 သမ္ပုဒ္ဓါသည်၊ မိဂေါအရုပ္ပဗြိယထာ၊ အဗန္ဓောယေနိစ္ဆ ကံဂစ္ဆ တိဂေါစ
 ရာယဝိည္ဇနရောသေရိတံ ပေက္ခမာနောဇကော စရေခဂ္ဂဝိသာဏ ကပ္ပေါ
 တိ၊ မိဂေါအရုပ္ပဗြိယထာ၊ အဗန္ဓောယေနိစ္ဆ ကံဂစ္ဆ တိဂေါစရာယ ဝိည္ဇန
 ရောသေရိတံပေက္ခမာနော၊ ဇကောစရေခဂ္ဂဝိသာဏကပ္ပေါဟူ၍၊ အောဟ၊
 ဆိုပြီ။

သဟာယမဇ္ဈေ၊ အဆွေခင်ပွန်းတို့၏အလယ်၌လည်းကောင်း၊ ဝါသေ၊
 နေရာ၌လည်းကောင်း၊ ဌါနေ၊ စေးအုံ၌လည်းကောင်း၊ ဝမနေ၊ သွားရာ

နှိလည်းကောင်း၊ စာရိကာယ၊ ဇနုပုဒ်သို့ထွဋ်သောအခါ၌ ထည်းကောင်း၊
 အာမန္တနာ၊ တိုင်ပင်ခြင်းတောင်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ နိဗ္ဗိန္ဒိတွာ၊
 ထိုတိုင်ပင်ခြင်းတောင်းခြင်း၌ ငြီးငွေ့သည်ဖြစ်၍၊ အနဘိဇ္ဈိတံ၊ ထာတ်များ
 သောသုဘိသုဋ်မလိုချင်အပ်သော ရဟန်း အဖြစ်ကိုထည်းကောင်း၊ သေ
 ရိဘံ၊ မိမိသာစပ်ခြင်း အစိုးရခြင်းရှိသော သူ၏အဖြစ်ကို ထည်းကောင်း၊
 ပေက္ခမာနော၊ ဝဲသဖြင့်ရဟန်းပြု၍၊ ခဝ္ဂပိသာဏကပေါ၊ ဤမျှနှင့်အတူ
 ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ အာမန္တ နာဟော
 တိ သဟာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေစာရိကာယာတိပေဿ၊ အာမန္တ
 နာဟောတိ သဟာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေစာရိ ကာယ ဟူသော
 ဤပုဒ်၌၊ ယေဟိ၊ အကြင်သူတို့နှင့်၊ သဟ၊ တကွ၊ အာဂမနံ၊ ထာခြင်းသည်၊
 ဖာသု၊ ချမ်းသာ၏၊ ဂမနံ၊ သွားခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ ဂမနာဂမနံ၊
 သွားခြင်း ကာခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ နိသဇ္ဇံ၊ ထိုင်နေခြင်းသည်၊
 ဖာသု၊ ချမ်းသာ၏၊ သယနံ၊ အိပ်ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ အာထ
 ပနာ၊ ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ သလ္လပနာ၊ ကောင်းစွာ
 ဟောပြော ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ ဥလ္လပနာ၊ ငြီးမြှောက်၍ ပြော
 ဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ သမုလ္လပနာ၊ ကောင်းစွာ ငြီးမြှောက်၍
 ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ ဣမေ၊ ဤသူတို့ကို၊ သဟာယာ၊
 သဟာယတို့ဟူ၍၊ ဝုဂ္ဂန္တိ၊ ဆိုအပ်ကုန်၏၊ အာမန္တနာဟောတိသဟာယမ
 ဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေ စာရိကာယာတိ၊ အာမန္တနာဟောတိသဟာယမ
 ဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေစာရိကာယဟူသည်ကား၊ သဟာယမဇ္ဈေ၊ အဆွေ
 ခင်ပွန်းတို့၏အသဟံ၌ထည်းကောင်း၊ ဝါသေပိ၊ နေနေရာ၌ထည်းကောင်း၊
 ဋ္ဌာနေပိ၊ များစွာစားရာ၌ထည်းကောင်း၊ ဂမနေပိ၊ ဥပချာဉ်သို့သွားရာ၌
 ထည်းကောင်း၊ စရိကာယပိ၊ ဇနုပုဒ်သို့ထွဋ်ရာ၌ထည်းကောင်း၊ အတ္တတ္ထ
 မန္တနာ၊ မိမိအကျိုးငှါတောင်း၏၊ ပရတ္ထမန္တနာ၊ သူတပါးအကျိုးငှါတောင်း
 ၏၊ ဥဘယတ္ထမန္တနာ၊ နှစ်ပါးသောအကျိုးငှါတောင်း၏၊ ဒိဋ္ဌဓိကတ္ထမန္တ
 နာ၊ မျက်မှောက်အကျိုးငှါ တောင်း၏၊ သမ္ပရာယိကတ္ထမန္တနာ၊ တမလွန်
 အကျိုးငှါတောင်း၏၊ ဥဘယတ္ထမန္တနာ၊ မျက်မှောက်တမလွန်အကျိုးနှစ်ပါး
 အသို့ငှါ တောင်း၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အာမန္တနာ ဟောတိသ
 ဟာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေစာရိကာယာတိပေဿ၊ အာမန္တနာဟော
 တိသဟာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေစာရိကာယ ဟူသောပုဒ်၏၊ အတ္ထော
 အနက်တည်း။ အနဘိဇ္ဈိတံသေရိတံပေက္ခာမာနောတိ၊ အနဘိဇ္ဈိတံ သေရိ



တံပေက္ခမာနောဟူသည်ကား၊ ယဒိဒံဘဏ္ဍုကာသာယဝတ္ထဝသနတာ၊ အ
 ကြင်ဥက္ခောင်းပြည်သဖြင့် ပန်ချည်စွန်းသောသင်္ကန်းကိုဝတ်သောရဟန်းအ
 ဖြစ်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံဝတ္ထု၊ ထိုရဟန်းအဖြစ်ကိုလည်း၊ ဗာလသနံ၊ သူ
 ရိက်တို့သည်၊ အသပ္ပုရိသသနံ၊ သူယုတ်တို့သည်၊ တိတ္ထိယသနံ၊ တိတ္ထိတို့
 သည်၊ တိတ္ထိယသာဝကသနံ၊ တိတ္ထိ၏ဘဝသည့်တို့သည်၊ အနဘိန္နိတံ၊ အလိုမရှိ
 အပ်သော၊ ယဒိဒံဘဏ္ဍုကာသာယဝတ္ထဝသနတာ၊ အကြင်ဥက္ခောင်းပြည်
 သဖြင့် ပန်ချည်စွန်းသောသင်္ကန်းကိုဝတ်သောရဟန်းအဖြစ်သည်၊ အတ္ထိ၊ ရှိ၏၊
 ဧတံဝတ္ထု၊ ထိုရဟန်းအဖြစ်ကို၊ ပဏ္ဍိတာသနံ၊ ပညာရှိတို့သည်၊ သပ္ပုရိထာသနံ၊
 သူတော်ကောင်းတို့သည်၊ ဗုဒ္ဓါနံ၊ ဘုရားတို့သည်၊ ဗုဒ္ဓသာဝကသနံ၊ ဘုရားတ
 ပည့်တို့သည်၊ ပစ္စေကဗုဒ္ဓါနံ၊ ပစ္စေကဗုဒ္ဓိတို့သည်၊ အဘိန္နိတံ၊ အလွန်အလို
 ရှိအပ်တောင့်တအပ်၏၊ သေရိတိ၊ သေရိဟူသည်ကား၊ ဓမ္မောပိသေရိ၊ တရား
 ဟူသောစပ်ခြင်းလည်းကောင်း၊ ပုဂ္ဂလောပိသေရိ၊ ပုဂ္ဂိုလ်ဟူသောစပ်ခြင်း
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ သေရိ၊ စပ်ခြင်းအစိုးရခြင်း တို့သည်၊ ဧန္တု၊ နှစ်
 ပါးတို့တည်း၊ ဓမ္မောသေရိ၊ တရားဟူသောစပ်ခြင်းအစိုးရခြင်းသည်၊ ကတ
 မော၊ အဘယ်နည်း၊ စတ္တာရာသတိပဋ္ဌာနာ၊ လေးပါးကုန်သောသတိပဋ္ဌာန်
 တို့ကိုလည်းကောင်း၊ (လ)၊ အရိယော မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါး
 နှင့်ပြည့်စုံသော၊ မဂ္ဂေါ၊ မဂ်လည်းကောင်း၊ အယံ၊ ဤသည်ကား၊ ဓမ္မောသေ
 ရိ၊ တရားဟူသောစပ်ခြင်းမည်၏၊ ပုဂ္ဂလောသေရိ၊ ပုဂ္ဂိုလ်ဟူသောစပ်ခြင်း
 သည်၊ ကတမော၊ အဘယ်နည်း၊ ယော၊ အကြင်သူသည်၊ သေရိနာ၊ သေရိဟု
 ဆိုအပ်သော၊ ဣဓိနာဓမ္မေန၊ ဤတရားနှင့်၊ သမန္နာဝတော၊ ပြည့်စုံ၏၊ သော
 ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ သေရိ၊ သေရိဟူ၍၊ ပုဂ္ဂလိ၊ ဆိုအပ်၏၊ အနဘိန္နိတံ
 သေရိတံပေက္ခမာနောတိ အနဘိန္နိတံသေရိတံပေက္ခမာနောဟူသည်ကား၊
 သေရိကံ၊ သေရိဟုဆိုအပ်သော၊ ဓမ္မံ၊ တရားကို၊ ပေက္ခမာနော၊ ဝတ်သည်ဖြစ်၍
 ဒက္ခမာနော၊ မြင်သည်ဖြစ်၍၊ ဩလောကယမာနော၊ ကြည့်သည်ဖြစ်၍၊ နိဇ္ဈာ
 ယမာနော၊ ရှုသည်ဖြစ်၍၊ ဥပပရိက္ခမာနော၊ ဆင်ခြင်သည်ဖြစ်၍၊ ဣတိအယံ၊
 ဤသည်လျှင်၊ အနဘိန္နိတံသေရိတံပေက္ခမာနောတိပဒေသံ၊ အနဘိန္နိတံ
 သေရိတံပေက္ခမာနောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဓတဝိသာဏ
 ကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊
 တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊
 အာမန္တနာဟောတိ သဘာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဝမနေောရိကာယံ၊ အန
 ဘိန္နိတံသေရိတံပေက္ခမာနော၊ ဧကောစရေဓတဝိသာဏကပ္ပေါတိ၊ အာမန္တ

နာဟောတိသဘာယမဇ္ဈေ၊ ဝါသေဋ္ဌာနေဂမနေဘာရိကာယ၊ အနုဘိန္နိဟံ
လေရိကံ ပေက္ခမာနော၊ ဧကောစနေေဝဂ္ဂ ဝိသာဏ ကပ္ပေါဟူ၍၊ အာဟ၊
ဆိုပြီ။

သဟာယမဇ္ဈေ ဆင်းရဲချမ်းသာ အတော်ဖြစ်သော အဆွေခင်ပွန်းတို့
၏အလယ်၌၊ ခိဒ္ဓာ မြူးထူးခြင်းသည်၊ ရုတိ၊ မွေ့လျော်ခြင်းသည်၊ ဟောတိ၊
ဖြစ်၏၊ ပုတ္တေ သုခ၊ သားတို့၌လည်း၊ ဝိပုလံ၊ ကြီးစွာသော၊ ဝေမံ၊ ချစ်ခြင်းသည်
ဟောတိ၊ ဖြစ်၏၊ ဝိယဝိပ္ပယောဂံ၊ ချစ်သောသူတို့နှင့် ကွဲကွင်းခြင်းကို
လည်း၊ ဇိဂ္ဂုတ္တမာနော၊ စက်ဆုပ်သည်ဖြစ်၍၊ အဓိဂကော၊ အသင့်အားဖြင့်
နှလုံးသွင်းခြင်းကိုပြုသဖြင့်ပစ္စေကဗေဗာဓိဥာဏ်ကိုရ၍၊ ခဝတ္တိသဘာဏကပ္ပေါ၊
ကြံ့ချိုနှင့်အတူ၊ ဧကော၊ အဖါ၊ ရှိသပါးတည်း၊ စနေ၊ ကျင့်ရာ၏။ ခိဒ္ဓာ
ရုတိဟောတိသဘာယမဇ္ဈေ၊ ခိဒ္ဓာရုတိဟောတိသဟာယမဇ္ဈေ
ဟူသောဤပုဒ်၌၊ ခိဒ္ဓာတိ၊ ခိဒ္ဓာဟူသည့်ကား၊ ကာယိကာစခိဒ္ဓာ၊ ကိုယ်ဖြင့်
ဖြင့်မြူးထူးခြင်း၊ ဝါစသိကာစခိဒ္ဓာ၊ နှုတ်ဖြင့်မြူးထူးခြင်းလည်းကောင်း၊
ဣတိ၊ ဤသို့၊ ခိဒ္ဓာ၊ မြူးထူးခြင်းကိုသည်၊ ဧစ္စ၊ နှစ်ပါးတို့တည်း၊ ကာယိကာစခိဒ္ဓာ
ကိုယ်ဖြင့်မြူးထူးခြင်းသည်၊ ကတမာ၊ အတယ်နည်း၊ ဟတ္တိဟိဝိ၊ ဆင်တို့
ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ အဿဟိဝိ၊ မြင်းတို့ဖြင့်လည်း၊ ကိဇ္ဇန္တိ၊
ကစားကုန်၏၊ ရထေဟိဝိ၊ ရထားတို့ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ခနုဟိ
ဝိ၊ လေးတို့ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ထဉ္စဟိဝိ၊ ဘေးဆင်ချွတ်အ
တတ်တို့ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ အဋ္ဌပဒေဟိဝိ၊ ရှစ်ဘွက်တကျစ်
ရေ၌လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ဒသပဒေဟိ၊ ဆယ်ဘွက်တကျစ်ရေ၌
လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ အာကာသေဟိ၊ ကောင်းကင်ဇယ်မြေကပ်ခြင်း
၌လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ပရိယာယပထေဟိ၊ အရေးထပ်သောစိုး
ဆုံး၌လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ သန္တိကာယဟိ၊ ဇယ်ခတ်သဖြင့်လည်း၊
ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ခလိကာယဟိ၊ အံ့ဖက်ပစ်သဖြင့်လည်း၊ ကိဇ္ဇန္တိ၊ က
စားကုန်၏၊ စာပိကာယဟိ၊ ကြည်းသားထောက်သဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစား
ကုန်၏၊ သဗ္ဗာကဟတ္ထေနဟိ၊ ဝါးခြမ်းစိပ်ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊
အက္ခေနဟိ၊ ကြေးဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ပင်္ဂဟိနေေနဟိ၊ ထန်းရွက်
ထန်းပိုးဇယ်ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ ဝဂ္ဂိကေနဟိ၊ လယ်ထွန်သဖြင့်
လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်၏၊ မောက္ခမိကာယဟိ၊ တုံးတန်းသဖြင့်လည်း၊ ကိဇ္ဇ
န္တိ၊ ကစားကုန်၏၊ ဝိဂ္ဂာကေနဟိ၊ ထန်းရွက်စကြာဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစား
ကုန်၏၊ ပတ္တာဋ္ဌကေနဟိ၊ ဖက်ရွက်ခွက်ဇယ်ဖြင့်လည်း၊ ကိဇ္ဇန္တိ၊ ကစားကုန်

၀၀၀

၏၊ ခုထုတ်ကုန်၊ ရထားပယ်ဖြင့်လည်း၊ ကိစ္စန္တိ၊ ကစားကုန်၏၊ မနုဏေပိ၊
 ထေးပယ်ဖြင့်လည်း၊ ကိစ္စန္တိ၊ ကစားကုန်၏၊ အက္ခရိကာယပိ၊ အက္ခရိကာ
 သဖြင့်လည်း၊ ကိစ္စန္တိ၊ ကစားကုန်၏၊ မနေထိကာယပိ၊ စိတ်အကြံကို သိ
 သောအတတ်ဖြင့်လည်း၊ ကိစ္စန္တိ၊ ကစားကုန်၏၊ ယထာဝဇ္ဇေနပိ၊ ကုန်ရှင်း
 မူသဖြင့်လည်း၊ ကိစ္စန္တိ၊ ကစားကုန်၏၊ အယံ၊ ဤသည်ကား၊ ကာယိကာ
 ခိဒ္ဓာ၊ ကိုယ်ဖြင့်ဖြူးတူးခြင်းမည်၏၊ ဝါစသိကာခိဒ္ဓာ၊ နှုတ်ဖြင့်ဖြူးတူးခြင်း
 သည်၊ ကာတမာ၊ အဘယ်နည်း၊ မုခဘေရိကံ၊ နှုတ်သီးစည်တီးခြင်းလည်း
 ကောင်း၊ မုခါသမ္ပရံ၊ နှုတ်သီးဖြင့်စည်သံပြုခြင်းလည်းကောင်း၊ မုခန္ဒိမကံ၊
 နှုတ်ဖြင့်တီးသောစည်သံလည်းကောင်း၊ မုခစလိမကံ၊ နှုတ်ခန်းကဲ့ ထုပ်၍အ
 သံပြုခြင်းလည်းကောင်း၊ မုခကေရကံ၊ နှုတ်ဖြင့်တီးသောအခြင်းအရာလည်း
 ကောင်း၊ မုခရဒ္ဓဂိကံ၊ နှုတ်သီးဖြင့်စည်ပုတ်တီးခြင်းလည်းကောင်း၊ နာဇူကံ၊
 ကခြင်းလည်းကောင်း၊ လာဝံ၊ အကြွေးကျော်ခြင်းလည်းကောင်း၊ ဂိတံ၊ ထိ
 ခြင်းလည်းကောင်း၊ ဒဝကမ္ပံ၊ ရယ်ဘွယ်ပြုခြင်းလည်းကောင်း၊ အယံ၊ ဤ
 သည်ကား၊ ဝါစသိကာခိဒ္ဓာ၊ နှုတ်ဖြင့်ဖြူးတူးခြင်းမည်၏၊ ရေတိတိ၊ ရေတိဟူ
 သည်ကား၊ ဗည္ဇကာမဂုဏ်ရတိ၊ ဝါးပါးသောကာမဂုဏ်၌ မွေ့လျော်ခြင်း
 တည်း၊ ရေတိတိတေ၊ ရေတိဟူသောအမည်သည်၊ အနုတ္တဏ္ဍိကာဝစနံ၊ မဆန့်
 ကျွင်သည်ကိုဟောသောသဒ္ဓါတည်း၊ ယေဟိ၊ အကြင်သူတို့နှင့်၊ သဟ၊ တ
 ကွ၊ အာဂမနံ၊ ထာခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ ဂမနံ၊ သွားခြင်းသည်၊
 ဖာသု၊ ချမ်းသာ၏၊ ဂမနာဂမနံ၊ သွားခြင်း ထာခြင်းသည်၊ ဖာသု၊ ချမ်း
 သာ၏၊ ဌာနံ၊ ရပ်ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ နိသန္တံ၊ ထိုင်နေခြင်း
 သည်၊ ဖာသု၊ ချမ်းသာ၏၊ သယနံ၊ အိပ်ခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊
 အာထပနံ၊ ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ သလ္လပနာ၊ အဘန်
 တလဲလဲ ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ ဥလ္လပနာ၊ မြီးမြှောက်
 ၍ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ သရလ္လပနာ၊ အဘန်တလဲလဲ
 မြီးမြှောက်၍ပြောဟောခြင်းသည်၊ ဖာသု၊ ချမ်းသာ၏၊ အမေ၊ ဤသည်တို့ကို၊
 သဟာယာ၊ သဟာယတို့ဟူ၍၊ ပုဂ္ဂန္တိ၊ ဆိုအပ်ကုန်၏၊ သဟာယမဇ္ဈေ၊ အ
 ဆွေခင်ပွန်းတို့၏အလယ်၌၊ ခိန္နာ၊ မြူးတူးခြင်းသည်၊ ရတိ၊ မွေ့လျော်ခြင်း
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ခိန္နာရတိဟောတိသဟာ
 ယမဇ္ဈေတိဝဒေ၊ ခိန္နာရတိဟောတိ သဟာယမဇ္ဈေ ဟူသောပုဒ်၏၊ အ
 သော၊ အနက်တည်း။ ပုတ္တသုစရိပုလ်ဟောတိပေမန္တိ ဝတ္ထုပဒေ၊ ပုတ္တသု
 စရိပုလ်ဟောတိပေမံဟူသောဤပုဒ်၌၊ ပုတ္တတိ၊ ပုတ္တဟူသည်ကား၊ အကြံ

ဇောပုတ္တော၊ ဝိသိဒ္ဓိဖြစ်သော သားလည်းကောင်း၊ ဇောတ္တဇောပုတ္တော၊ အဆိုက်
 အဘနိဖြစ်သော သားလည်းကောင်း၊ နိန္ဒကောပုတ္တော၊ ဥစ္စာပေး၍ရသော
 သားလည်းကောင်း၊ အန္တေဝါသိကောပုတ္တော၊ အတွင်း၌ ဖြစ်သော သား
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပုတ္တော၊ သားတို့သည်၊ စက္ကဝါရော၊ လေးယောက်
 တို့သည်၊ ပုတ္တောသုစဝိပုလံဟောတိပေမန္တိ၊ ပုတ္တောသုစဝိပုလံဟောတိပေမံ
 ဟူသည်ကား၊ ပုတ္တောသုစ၊ သားတို့၌ လည်း၊ အဓိမတ္တံ၊ အလွန်သော၊ ပေမံ၊
 ချစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ပုတ္တောသုစ၊ သားတို့၌လည်း၊ ဝိပုလံ၊ များ
 သော၊ ပေမံ၊ ချစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိယ ဝိပ္ပယောဝံဝိဇိဂုစ္ဆ မာဇော
 တိတ္ထေပဒေ၊ ဝိယဝိပ္ပယောဝံဝိဇိဂုစ္ဆ မာဇောဟူသော ဤပုဂ္ဂိုလ်၊ ဝိယာတိ၊ ဝိယ
 ဟူသည်ကား၊ သတ္တဝါ၊ သတ္တဝါတို့သည်လည်းကောင်း၊ သင်္ခါရာဝါ၊ သင်္ခါ
 ရတို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝိယာ၊ ချစ်အပ်သော တရားတို့သည်၊ ဧစ္စ၊
 နှစ်ပါးတို့တည်း၊ ဝိယာ၊ ချစ်အပ်ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ ကတ
 မေ၊ အကယ်သည်တို့နည်း၊ ဣမ၊ ဤလောက၌၊ အဿ၊ ထိုသူအား၊ ယေ
 ဘော၊ အကြင်သို့ သဘောရှိကုန်သော၊ အတ္ထကာမာ၊ အကျိုးကိုလိုကုန်သော၊
 ဟိဘကာမာ၊ စီးပွားကို လိုကုန်သော၊ ဗ၊ သူကာမာ၊ ချမ်းသာကိုလိုကုန်
 သော၊ ယောဂက္ခေမကာမာ၊ ယောဂဝေပေးပေးတို့ဖြင့်တေးမရှိခြင်းကို အလိုရှိ
 ကုန်သော၊ မာတာဝါ၊ အမိတို့သည်လည်းကောင်း၊ ဝိကာဝါ၊ အဘတို့သည်
 လည်းကောင်း၊ ဘာတာဝါ၊ ညီအစ်ကို တို့လည်းကောင်း၊ ဘဂိနိဝါ၊ နှမတို့
 သည်လည်းကောင်း၊ ပုတ္တောဝါ၊ သားတို့ သည်လည်းကောင်း၊ ဝိတာဝါ၊
 သမီးတို့သည် လည်းကောင်း၊ ဝိတ္တောဝါ၊ အဆွေခင်ပွန်းတို့သည်လည်း
 ကောင်း၊ အမတ္တာဝါ၊ နှလုံးအကျွမ်းဝင်သော သူတို့သည် လည်းကောင်း၊
 ဥဘာဝါ၊ အမျိုးတို့ သည်လည်းကောင်း၊ သားလောဟိတာဝါ၊ မိမျိုးဘမျိုး
 တို့သည်လည်းကောင်း၊ ဟောန္တိ၊ ရှိကုန်ဖြစ်ကုန်၏၊ ဣမေ၊ ဤသူတို့သည်၊
 ဝိယာသတ္တော၊ ချစ်အပ်သော သူတို့မည်ကုန်၏၊ သင်္ခါရာဝိယာ၊ ချစ်ခြင်းကို
 ဖြစ်စေတတ်ကုန်သော သင်္ခါရတို့သည်၊ ကတမေ၊ အကယ်သည်တို့နည်း၊
 မနာဝိကာ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ရူပါ၊ ရူပါရုံတို့ သည်လည်း
 ကောင်း၊ မနာဝိကာ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့သည်
 ကောင်းကောင်း၊ မနာဝိကာ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ဂန္ဓာ၊ ဂန္ဓာရုံတို့
 သည်လည်းကောင်း၊ မနာဝိကာ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ရဿ၊
 ရဿရုံတို့ သည်လည်းကောင်း၊ မနာဝိကာ၊ နှလုံးကို ပွားစေတတ် ကုန်သော၊ ဗေ
 ဋ္ဌဗ္ဗာ၊ ဗေဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း၊ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏၊ ဣမေ

သင်္ခါရာ၊ ဤသင်္ခါရတို့သည်၊ ဝိယာ၊ ချစ်ခြင်းကိုဖြစ်စေတတ်ကုန်၏။ ဝိယ ဝိ
 ပွယောဝင်္ဂဝိဇိဂုတ္တမာနောတိ၊ ဝိယ ဝိပွယောဝင်္ဂ ဝိဇိဂုတ္တမာနောဟူသည်ကား၊
 ဝိယာယနံ၊ ချစ်အပ်သောသူတို့နှင့်၊ ဝိပွယောဝင်္ဂ၊ ကွေကွင်းခြင်းကို၊ ဝိဇိဂုတ္တမာ
 နော၊ စက်ဆုပ်သည်ဖြစ်၍၊ အဗ္ဗိယမာနော၊ ပြီးငွေ့သည်ဖြစ်၍၊ ဟရာယမာ
 နော၊ ရှက်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝိယဝိပွယောဝင်္ဂဝိဇိဂုတ္တမာ
 နောတိပဒေသ၊ ဝိယဝိပွယောဝင်္ဂဝိဇိဂုတ္တမာနောဟူသောပုဒ်၏။ အတ္ထော၊ အ
 နက်တည်း၊ ခုဂ္ဂဝိသာဏကပ္ပေါ၊ ကြံချီနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါး
 ထည်း၊ စရေ၊ ကျင့်ရာ၏။ တေန၊ ထိုကြောင့်၊ သောပစ္စေက သမ္ပုဒ္ဓေါ၊ ထိုအ
 ရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဝိဇ္ဇာရုတိဟောတိသဟာယမဇ္ဈေ၊ ပုတ္တေသုစဝိပု
 လံဟောတိပေဓံဝိယဝိပွယောဝင်္ဂ ဝိဇိဂုတ္တမာနော၊ ဧကော စရေ၊ ခုဂ္ဂဝိသာဏ
 ကပ္ပေါတိ၊ ဝိဇ္ဇာရုတိ ဟောတိသဟာယ မဇ္ဈေပုတ္တေသုစ ဝိပုလံဟောတိပေဓံ
 ဝိယဝိပွယောဝင်္ဂဝိဇိဂုတ္တမာနော၊ ဧကော စရေ၊ ခုဂ္ဂဝိသာဏ ကပ္ပေါဟူ၍။ အာ
 ဟ၊ ဆိုပြီး ။

☞

ဣတိတရော၊ ယုတ်ယုတ်မြတ်မြတ်သော ပစ္စည်းဖြင့်၊ သန္တုယမာ
 နော၊ ရောင့်ရဲသည်ဖြစ်၍၊ စာတုန္ဒိသော၊ အရင်ထေးမျက်နှာ တို့၌အလိုအ
 တိုင်းချမ်းသာစွာနေခြင်းသည် ကုသိုလ်ကောင်း၊ အပ္ပမိစ္ဆောစ၊ သတ္တသင်္ခါရ
 တို့၌ဘေးဖြင့်ထိပါးခြင်း မရှိသည်ထည်းကောင်း၊ ဟောတိ၊ ဖြစ်၏။ ပရိယာ
 ယာနံ၊ အတ္တတ္တဗဟိဒ္ဓဘေးရန်ကိုကို၊ သတိတာ၊ ခန္တိဝိရိယစသည်တို့ဖြင့်
 သည်းခံတတ်သည်၊ အဆန္တိ ထိတ်လန့် သည်ဖြစ်၍ ကိုယ်ခက်တရော်မရှိ
 သည်၊ ဟောတိ၊ ဖြစ်၏။ ခုဂ္ဂဝိသာနကပ္ပေါ၊ ကြံချီနှင့်အတူ၊ ဧကော၊ အဖော်မရှိ
 တပါးတည်း၊ စရေ၊ ကျင့်ရာ၏။ စာတုန္ဒိသော၊ အပ္ပမိစ္ဆောစဟောတိတိတ္ထေ
 ပဒေ၊ စာတုန္ဒိသော၊ အပ္ပမိစ္ဆောစဟောတိဟူသောဤပုဒ်၌၊ စာတုန္ဒိသောတိ၊
 စာတုန္ဒိသောဟူ သည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ
 သည်းမတ္တာသဟာဂတေန၊ မတ္တာနှင့်တကွထော၊ စေတသာ၊ စိတ်ဖြင့်၊ ကေ
 ဝိသံ၊ တခုသောအရပ်ကို၊ ဖရိတွာ၊ နှံ့၍၊ ဝိဟရတိ၊ အာရုံပြုသော အားဖြင့်
 နေ၏။ တထာ၊ ထိုအတူ၊ ဗုတိယံ၊ နှစ်ခုမြောက်သောအရပ်ကို၊ ကထာ၊ ထိုအ
 တူ၊ တတိယံ၊ သုံးခုမြောက်သော အရပ်သို့၊ တထာ၊ ထိုအတူ၊ စတုတ္ထံ၊
 ထေးခုမြောက်သောအရပ်ကို၊ ဣတိ၊ ဤသို့သောနည်းဖြင့်၊ ဥဒ္ဓံ၊ အထက်အ
 ရပ်ကို၊ အဝော၊ အောက်အရပ်ကို၊ တိရိယံ၊ အထောင့်အရပ်ကို၊ ဖရိတွာ၊ နှံ့
 စေ၍၊ ဝိဟရတိ၊ အာရုံပြုသောအားဖြင့်နေ၏။ သဗ္ဗမိခဝ်သိမ်းသောအခါ၌၊
 သဗ္ဗတ္ထကယ၊ ခဝ်သိမ်းသောသူတို့၏အကျိုး၌၊ သဗ္ဗာဝန္တံ၊ အလုံးစုံသော၊

သောကံ၊ သတ္တုလောကကု၊ မေတ္တာသဟာဂတေန၊ မေတ္တာနှင့် တက္ကသော၊
 ဝိပုလေန၊ ဖြန့်ပွားခြင်းရှိသော၊ မဟာဂတေန၊ ထုံအားဖြင့်မြတ်သော အဖြစ်သို့
 ရောက်သော၊ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော အရံရှိသော၊ အဝေရေ
 န၊ ရန်မရှိသော၊ အဗျာပဇ္ဇေန၊ ဆင်းရဲမရှိသော၊ စေတသားစိတ်ဖြင့်၊ ဗရိတွာ၊
 နှံ့၍၊ ဝိဟရတိ၊ အာရုံပြုသော အားဖြင့် နေ၏၊ ကရုဿာ၊ ကရုဏာနှင့်တကွ၊
 (လ)၊ ဓုဒ္ဓိသာ၊ ဓုဒ္ဓိတာနှင့်တကွ၊ (လ)၊ ဥပေက္ခာသဟာဂတေန၊ ဥပေက္ခာနှင့်
 တကွဖြစ်သော၊ (ဝ)၊ ဝိဟရတိ၊ အာရုံပြုသော အားဖြင့် နေ၏၊ စာတုဗ္ဗိသေ၊ အပ္ပ
 ဓိဗောဓစဟောတိတိ၊ စာတုဗ္ဗိသော အပ္ပဓိဗောဓစဟောတိ ဟုသည်ကား၊
 မေတ္တာယ၊ မေတ္တာကို၊ ဘာဝိတတ္တာ၊ ပွားစေသည်၏ အဖြစ်ကြောင့်၊ ဝုရတ္ထိ
 မာဓုဒ္ဓိသာယ၊ အရှေ့အရပ်၌၊ ယေသတ္တာ၊ အကြင် သတ္တဝါတို့သည်၊ သန္တိ၊
 ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိကုဿ၊ အနှောင့်အရှက်မရှိကုန်
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဧက္ခိတာယ ဓုဒ္ဓိသာယ၊ တောင်အရပ်၌၊ ယေသတ္တာ၊
 အကြင်သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပ
 ဓိကုဿ၊ အနှောင့်အရှက်မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ပဗ္ဗိမာယ
 ဓုဒ္ဓိသာယ၊ အနောက်အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိ၊
 ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိကုဿ၊ အနှောင့်အရှက်မရှိကုန်
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဥတ္တရာယ ဓုဒ္ဓိသာယ၊ မြောက်အရပ်၌၊ ယေသတ္တာ၊
 အကြင်သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိ
 ကုဿ၊ အနှောင့်အရှက် မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝုရတ္ထိမာ
 ယအနုဒ္ဓိသာယ၊ အရှေ့မြောက်အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့
 သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိကုဿ၊ အနှောင့်
 အရှက် မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဧက္ခိတာယ အနုဒ္ဓိသာယ၊
 အရှေ့တောင်အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊
 တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိကုဿ၊ အနှောင့်အရှက်မရှိကုန်သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ပဗ္ဗိမာယ အနုဒ္ဓိသာယ၊ အနောက်တောင်အရပ်၌
 ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုသတ္တဝါ
 တို့သည်၊ အပ္ပဓိကုဿ၊ အနှောင့်အရှက်မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်
 ၏၊ ဥတ္တရာယ အနုဒ္ဓိသာယ အနောက် မြောက်အရပ်၌၊ ယေသတ္တာ၊ အကြင်
 သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဓိကုဿ၊
 အနှောင့်အရှက်မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဟေဗ္ဗိမာယ ဓုဒ္ဓိသာယ၊
 အောက်အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါ တို့သည်၊ သန္တိ၊ ရှိကုန်၏၊

တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဗ္ဗိကုလော၊ အနှောင့်အရှက် မရှိကုန်သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ဥပရိမာယဒိသာယ၊ အထက်အပေါ်၌၊ ယေသတ္တာ၊
 အကြင်သတ္တဝါတို့သည်၊ သန္တိရှိကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဗ္ဗိ
 ကုလော၊ အနှောင့်အရှက်မရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ယေသတ္တာ၊
 အကြင်သတ္တဝါတို့သည်၊ ဒိသာသုပိဒိသာသု၊ တူရူအရပ် အထောင့်အရပ်
 တို့၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိရှိကုန်၊ တေ၊ ထိုသတ္တဝါ
 တို့သည်၊ အပ္ပဗ္ဗိကုလော၊ နှောင့်ရှက်ခြင်းကင်းကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်
 ဇ်ကရုဏာယ၊ ကရုဏာကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်
 ကြောင့်၊ မုဒိ နာယ၊ မုဒိဘာကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်
 ကြောင့်၊ ဥပေက္ခာယ၊ ဥပေက္ခာကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်
 ကြောင့်၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ ပုရတ္ထိမာယဒိသာယ၊ အရှေ့
 အရပ်၌နေကုန်၏၊ တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဗ္ဗိကုလော၊ နှောင့်ရှက်ခြင်း
 ကင်းကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ (လ)၊ ယေသတ္တာ၊ အကြင်သတ္တဝါ
 တို့သည်၊ ပိဒိသာသုပိဒိသာသု၊ တူရူအရပ်အထောင့်အရပ်တို့၌ နေကုန်၏၊
 တေ၊ ထိုသတ္တဝါတို့သည်၊ အပ္ပဗ္ဗိကုလော၊ နှောင့်ရှက်ခြင်းကင်းကုန်သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ စာတုန္ဒိသော အပ္ပဗ္ဗိစောစ
 ဟောတိတိပဒဿ၊ စာတုန္ဒိသော အပ္ပဗ္ဗိစောစဟောတိ ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ သန္တုဿမာနောဣတဓိတ၊ ရေနာတိ၊ သန္တုဿ
 မာနောဣတဓိတရေန ဟူသည်ကား၊ သောပစ္စေကာသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေ
 ကသမ္ပုဒ္ဓါသည်၊ ဣတဓိတရေနစိဝရေန၊ အမှတ်မရှိသော သင်္ကန်းဖြင့်၊
 သန္တုဒ္ဓေါ၊ ရောင့်ရဲသည်၊ ဟောတိ ဖြစ်၏၊ ဣတဓိတရစိဝရသန္တုဒ္ဓိယာစ၊
 အမှတ်မရှိသော သင်္ကန်းဖြင့်ရောင့်ရဲ ခြင်း၏လည်း၊ ဝဇ္ဇာဒိ၊ ကျေးဇူးကို
 ဆိုလေ့ရှိ၏၊ စိဝရဟောတု၊ သင်္ကန်းကြောင့်၊ အနေသန့်၊ မရှုမမြင်အပ်သည်သို့၊
 အပ္ပကိဗ္ဗဝံ၊ မလျှောက်ပတ် သည်သို့၊ နအာပဇ္ဇတိ၊ မရောက်၊ အလဒ္ဓါ၊ မရ
 သော်သည်၊ စိဝရံ၊ သင်္ကန်းကို၊ နပရိယေသတိ၊ မတောင့်တ၊ လဒ္ဓါစ၊ ရွှေ
 ထည်း၊ စိဝရံ၊ သင်္ကန်းကို၊ အဝဓိတော၊ တပ်ခြင်းကင်းသဖြင့်မက်မောခြင်း
 မရှိ၊ အရေ ဤ တော၊ တဏှာဖြင့်မိန်းမောခြင်းမရှိ၊ အနုဏှာပန္နော၊ တဏှာဖြင့်
 မှေးခြင်းမရှိ၊ အာဒိနဝဒဿာပိ၊ ဖအပ်သော သင်္ကန်း၌အပြစ်ကိုမြင်လေ့ရှိ
 ၏၊ နိဿရဏာပညော၊ ဝိတဥဏှစသည်မှထွက်မြောက်ခြင်းကို သိသည်
 ဖြစ်၍၊ ပရိဘုဂ္ဂတိ၊ သုံးဆောင်၏၊ ဣယပနုဣတဓိတရစိဝရသန္တုဒ္ဓိယာစ၊
 အမှတ်မရှိသော သင်္ကန်း၌ ရောင့်ရဲလွယ်သဖြင့်ဖြင့်လည်း၊ နေဝတ္ထာရူက္ကံ



သေတိ၊ မိမိကိုယ်ကိုဖြိုခြောက်ခြင်းမရှိ၊ နပရံဝဇ္ဇေတိ၊ သူတပါးကိုနှိပ်
 စက်ခြင်းမရှိ၊ ယောဟိ၊ အကြင်ရဟန်းကိုသည်လျှင်၊ တံတ္ထ၊ ထိုရောင့်ရဲခြင်း
 နှို၊ ဒက္ခော၊ လိပ်မာ၏၊ အနထသော၊ ပျင်းရိခြင်းကင်း၏၊ သမ္ပဇာနော၊ သိမြင်
 သောပညာရှိ၏၊ ပတိဿတော၊ သတိနှင့်ယှဉ်၏၊ အယံပစ္စေကသမ္ပုဒ္ဓေါ၊
 ဤအရှင်ပစ္စေကသမ္ပုဒ္ဓါကို၊ ပေါရာဏော၊ ရှေး၌ဖြစ်သော၊ အဂ္ဂဉ္ဇေ၊ မြတ်၏
 ဟုသိအပ်သော၊ အရိယာဝံသော၊ အရိယာတို့၏အနွယ်အစဉ်၌၊ ဖြိတော၊ တည်
 ၏ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတဓိတနေေဂိဏ္ဍပါတေန၊ အမှတ်မရှိသော
 စွမ်းဖြင့်၊ သန္တုဒ္ဓေါ၊ ရောင့်ရဲလွယ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတဓိတနေေ
 သေနာယနေန၊ အမှတ်မရှိသော ကျောင်းအိပ်ရာနေရာဖြင့်၊ သန္တုဒ္ဓေါ၊
 ရောင့်ရဲလွယ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတဓိတနေေ ဂိဏ္ဍာန ပစ္စယတော
 သဇ္ဇပရိက္ခာရေန၊ အမှတ်မရှိသော သူနာအားလျောက်ပတ်သော ဆေးဖြင့်၊
 သန္တုဒ္ဓေါ၊ ရောင့်ရဲလွယ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတဓိတနေေ ဂိဏ္ဍာန ပစ္စယ
 တော သဇ္ဇပရိက္ခာရ သန္တုဒ္ဓိယာစ၊ အမှတ်မရှိသော သူနာအားလျောက်ပတ်
 သော ဆေးဖြင့် ရောင့်ရဲခြင်း၏လည်း၊ ဝတ္ထဝါဒီ၊ ကျေးဇူးကိုဆိုလေ့ရှိ၏၊
 ဂိဏ္ဍာန ပစ္စယ တော သဇ္ဇပရိက္ခာရ ဟောတု၊ သူနာအားလျောက်ပတ်သော
 ဆေးကြောင့်၊ အနေသန့်၊ မရှာဖွေအပ်သည်သို့၊ အပ္ပတိ၊ ရှုပ်၊ မလျောက်ပတ်
 သည်သို့၊ နစအာပဇ္ဇတိ၊ မရောက်၊ အလဒ္ဓါစ၊ မရသော်လည်း၊ ဂိဏ္ဍာန ပစ္စယ
 တော သဇ္ဇပရိက္ခာရ န၊ သူနာတို့အား လျောက်ပတ်သော ဆေးတို့ကို၊ နပရိ
 တဿတိ၊ မတောင့်တ၊ ထဒ္ဓါစ၊ ပြီးသော်လည်း၊ ဂိဏ္ဍာန ပစ္စယ တော သဇ္ဇ
 ပရိက္ခာရံ၊ သူနာအားလျောက်ပတ်သော ဆေးကို၊ အဂမိတော၊ တဏှာဖြင့်
 တပ်ခြင်းမရှိ၊ အရန္တိတော၊ တဏှာဖြင့်မိန်းမောခြင်းမရှိ၊ အနုဇ္ဈာပဒေသ၊
 တဏှာဖြင့်မှေးခြင်းမရှိ၊ အာဒိနဝဒဿာဝီ၊ မအင်သော ဆေးကို သုံးဆောင်
 ခြင်း၌ အပြစ်ကိုမြင်လေ့ရှိ၏၊ နိဿရဏပညော၊ အနာဂတတွက်မြောက်ခြင်း
 ကိုသိသည်ဖြစ်၍၊ ပရိဘုပ္ပတိ၊ သုံးဆောင်၏၊ ယာယ စက္ခုတဓိတရဂိဏ္ဍာန
 ပစ္စယ တော သဇ္ဇ ပရိက္ခာရ သန္တုဒ္ဓိယာစ၊ အမှတ်မရှိသော သူနာအား
 လျောက်ပတ်သော ဆေး၌ ရောင့်ရဲသဖြင့်လည်း၊ နေဝတ္ထော နုတ္တံသေတိ၊
 မိမိကိုယ်ကို မဖြိုခြောက်၊ နပရံဝဇ္ဇေတိ၊ သူတပါးကိုမနှိပ်စက်၊ ယော
 ဟိ၊ အကြင်ပစ္စေက သမ္ပုဒ္ဓါသည်လျှင်၊ တံတ္ထ၊ ထိုရောင့်ရဲခြင်းနှို၊ ဒက္ခော၊
 လိပ်မာ၏၊ အနထသော၊ ပျင်းရိခြင်းကင်း၏၊ သမ္ပဇာနော၊ သိမြင်သောပညာ
 ရှိ၏၊ ပတိဿတော၊ သတိနှင့်ယှဉ်၏၊ အယံပစ္စေကသမ္ပုဒ္ဓေါ၊ ဤအရှင်ပစ္စေ
 ကသမ္ပုဒ္ဓါကို၊ ပေါရာဏော၊ ရှေး၌ဖြစ်သော၊ အဂ္ဂဉ္ဇေ၊ မြတ်၏ဟုသိအပ်

သော၊ အရိယဝံသော၊ အရိယာတို့၏အနွယ်အဥ္ဇန္တံ၊ ဗြူတော၊ ကည်သော
 သူဟူ၍၊ ဝုစ္စတိ၊ နိဗ္ဗိတံ၊ အုတိအယံ၊ ဤသည်လျှင်၊ သန္တုဿမာနော
 ဣတဒိတရေနာတိ ပဒေသ၊ သန္တုဿမာနော ဣတဒိတရေနဟူသော
 ပုဒ်၏အထွေထွေ၊ အနက်တည်း၊ ပရိဿယာနံ သဟိတာအဆန္ဒိ တိတ္ထေပဒေ၊
 ပရိဿယာနံ သဟိတာအဆန္ဒိဟူသောဤပုဒ်၌၊ ပရိဿယာတိ၊ ပရိဿ
 ယာဟူသည့်ကား၊ ပါကစူပရိဿယာစ၊ ထင်ရှားသောဘေးရန်တို့လည်း
 ကောင်း၊ သန္တုဿပရိဿယာစ၊ ဖူးထွင်းသောဘေးရန်တို့ လည်းကောင်း၊
 ဣတိ၊ ဤသို့၊ ပရိဿယာ၊ ဘေးရန်တို့သည်၊ ဧန္တုခါးတို့တည်း၊ ပါကစူ
 ပရိဿယာ၊ ထင်ရှားသော ဘေးရန်တို့သည်၊ ကတမေ၊ အဘယ်သည်
 တို့နည်း၊ သိတာ၊ ချစ်တို့လည်းကောင်း၊ ဗျတ္တိ၊ ကျားတို့လည်းကောင်း၊
 ဒိဗိ၊ သစ်တို့လည်းကောင်း၊ အတ္ထု၊ ဝံတို့လည်းကောင်း၊ တရုတ္ထု၊ အောင်း
 တို့လည်းကောင်း၊ ကောကာ၊ ခွေးတို့လည်းကောင်း၊ ဂေါမဟိံသာ၊
 နွားကျွဲတို့လည်းကောင်း၊ ဟတ္ထိ၊ ဆင်တို့လည်းကောင်း၊ အဟိဗိန္ဒိကာ၊
 မြွေကင်းဗုဇ္ဈန်တို့လည်းကောင်း၊ သတပဒိ၊ ကင်းခြေများတို့လည်းကောင်း၊
 စောနုဝါ၊ ခိုးသူတို့လည်းကောင်း၊ အသုမာတာဝါ၊ အနှိုင်းအထက်ပြုတတ်
 ကုန်သောလူတို့လည်းကောင်း၊ ကာကမ္မာဝါ၊ ခိုးမှုကိုပြုကုန်သောသူတို့
 လည်းကောင်း၊ အကာကမ္မာဝါ၊ ခိုးမှုကိုပြုအံ့သောဌာ သွားကုန်သောသူ
 တို့လည်းကောင်း၊ စက္ခုရောဂေါ၊ မျက်စိအနာလည်းကောင်း၊ သောတရော
 ဂေါ၊ နားအနာလည်းကောင်း၊ စသနရောဂေါ၊ နှာခေါင်းအနာလည်းကောင်း၊
 ဇိဌာရောဂေါ၊ လျှာအနာလည်းကောင်း၊ ကာယရောဂေါ၊ ကိုယ်အနာလည်း
 ကောင်း၊ သိသရောဂေါ၊ ဥက္ကောင်း အနာလည်းကောင်း၊ ကန္တရောဂေါ၊
 နားရွက်အနာ လည်းကောင်း၊ မုခရောဂေါ၊ ခံတွင်းအနာလည်းကောင်း၊
 ဒန္တရောဂေါ၊ သွားအနာလည်းကောင်း၊ ကာသော၊ ချောင်းဆိုးအနာ လည်း
 ကောင်း၊ သာသော၊ ကုပ်ဖီးနာလည်းကောင်း၊ ဝိနာသော၊ နှာခေါင်းပိတ်
 အနာလည်းကောင်း၊ ဝါဟော၊ ကိုယ်တွင်းပူသောအနာ လည်းကောင်း၊
 ဇရော၊ ဖျားသောအနာ လည်းကောင်း၊ ကုန္တိရောဂေါ၊ ဝမ်းနာလည်း
 ကောင်း၊ မုတ္တု၊ တွေဝေခြင်းလည်းကောင်း၊ ပက္ခန္တိကာ၊ သွေးအန်သောအ
 နာလည်းကောင်း၊ သူဃာ၊ ထိုးကျင်သောအနာလည်းကောင်း၊ ဝိသုဗိကာ၊
 ဝမ်းသွန်သောအနာ လည်းကောင်း၊ ကုဋ္ဌံ၊ နွားလည်းကောင်း၊ ဂဏ္ဍော၊
 ဒိုင်အနာ လည်းကောင်း၊ ကိဏ္ဍာသော၊ ညှင်းအနာ လည်းကောင်း၊ သော
 သော၊ ခရယုတ်အနာ လည်းကောင်း၊ အပမာရော၊ ဘီးလုံးဖမ်းသော

ဝက်ရူနာ လည်းကောင်း၊ ဒဒ္ဒါ၊ ပွေးနာလည်းကောင်း၊ ကဏ္ဍု၊ ဝဲအနာ
လည်းကောင်း၊ ကဏ္ဍု၊ ယားနာလည်းကောင်း၊ ကေတုသင်၊ ခြေလည်းလက်
သည်းခြစ်မိသောအနာလည်းကောင်း၊ ဝိတန္တိကာ၊ ထက်ဘဝါးခြေဘဝါး
တို့၌ပေါက်သောအနာ လည်းကောင်း၊ ထောဟိတံ၊ နိသော အနာ လည်း
ကောင်း၊ ဝိတ္တံ၊ သည်းခြေနာ လည်းကောင်း၊ သေမှံ၊ သလိပ်နာ လည်း
ကောင်း၊ မဇ၊ မေဟော၊ ကိုယ်တွင်း၌မြတ်သောအနာလည်းကောင်း၊ အံသာ
ပရံ၊ နာလည်းကောင်း၊ ဝိဇ္ဇကာ၊ ဝက်ခြင်နာ လည်းကောင်း၊ ဘာဏ္ဍုလော၊
မြင်းသရိုက်နာလည်းကောင်း၊ ဝိတ္တံသရဋ္ဌာနာ၊ သည်းခြေကြောင့်ဖြစ်သော
အာဗာဓါ၊ အနာလည်းကောင်း၊ သေမှံသရဋ္ဌာနာ၊ သလိပ်ကြောင့်ဖြစ်သော၊
အာဗာဓါ၊ အနာလည်းကောင်း၊ ဝါတသရဋ္ဌာနာ၊ သေကြောင့်ဖြစ်သော၊
အာဗာဓါ၊ အနာလည်းကောင်း၊ သဒ္ဓါ၊ ဝါတိကာ၊ သလိပ်သည်းခြေထေစည်း
ဝေးသဖြင့်ဖြစ်သော၊ အာဗာဓါ၊ အနာလည်းကောင်း၊ ဥတုပရိတာမဇာ၊
ဥတုပေါက်ပြန်ခြင်းကြောင့် ဖြစ်သော၊ အာဗာဓါ၊ အနာ လည်းကောင်း၊
ဝိသမပရိတာ မဇာ၊ ဣရိယာပုထ်၌ မညီမညွတ်ခြင်းကြောင့် ဖြစ်သော၊
အာဗာဓါ၊ အနာလည်းကောင်း၊ ဩပတ္တမိကာ၊ လုံ့လကြောင့်ဖြစ်သော၊
အာဗာဓါ၊ အနာလည်းကောင်း၊ ကမ္မဝိပါကဇာ၊ အကုသိုလ်ကံအကျိုးဖြစ်
၍ဖြစ်သော၊ အာဗာဓါ၊ အနာလည်းကောင်း၊ သိတံ၊ ဇေးခြင်းလည်းကောင်း၊
ဥဗ္ဗာ၊ ပူခြင်းလည်းကောင်း၊ ဇိဗ္ဗာ၊ တော်ပွတ်ခြင်း လည်းကောင်း၊
ဝိပါသာ၊ ချေထိပ်ခြင်း လည်းကောင်း၊ ဥပ္ပာရော၊ ကျင်ကြီး လည်းကောင်း၊
ဗာယာဓေါ၊ ကျင်လှော်လည်းကောင်း၊ ခုသမကာသဝါတာတပသရိသပ
သဗ္ဗဿာဣတိဝါ၊ မှက်ခြင်လေနေပူ ခြွေကင်သန်းစသည်တို့၏ တွေ့ခြင်း
ကြောင့်ဖြစ်သောအနာ၍မှတပါးသော ထင်ရှားသောအနာလည်းကောင်း၊
ဣမေ၊ ဤအနာတို့ကို၊ ပါကဓုပရိဿယာ၊ ထင်ရှားသောဘေးရန်တို့ဟူ၍၊
ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ပရိစ္ဆန္တပရိဿယာ၊ ဖုံးထွင်းသောဘေးရန်တို့သည်၊
ကတမေ၊ အဘယ်အညွှန်တို့ နည်း၊ ကာယဒုစရိတံ၊ ကိုယ်၌ ဖြစ်သောမ
ကောင်းသောအကျင့်လည်းကောင်း၊ ဝစီဒုစ္စရိတံ၊ နှုတ်၌ဖြစ်သောမကောင်း
သောအကျင့် လည်းကောင်း၊ မနောဒုစ္စရိတံ၊ စိတ်၌ဖြစ်သော မကောင်း
သောအကျင့် လည်းကောင်း၊ ကာမ ဣန္ဒြိယနိဝရဏံ၊ ကုသိုလ်ကိုပိတ်ငင်
တတ်သော ကာမ ဣန္ဒြိယနိဝရဏလည်းကောင်း၊ ဗျာပါဒနိဝရဏံ၊ ဗျက်ဆီး
တတ်သောဗျာပါဒနိဝရဏ လည်းကောင်း၊ ပရိနိမိဒ္ဓနိဝရဏံ၊ စိတ်စေတ
သိက်တို့၏ မခန့်ခြင်းဟူသော ပရိနိမိဒ္ဓနိဝရဏလည်းကောင်း၊ ဥဒ္ဓစ္စ

ကုက္ကုပ္ပနိဝေဒနံ၊ ပျံသွင်ခြင်းအလှိုသိုရှိခြင်းတည်းဟူသော ဥဒ္ဓစ္စကုက္ကုပ္ပ
 နိဝေဒနာတည်းကောင်း၊ ဝိစိကိစ္ဆာနိဝေဒနံ၊ ယုံမှားခြင်း တည်းဟူသော
 ဝိစိကိစ္ဆာနိဝေဒနာ တည်းကောင်း၊ ဘဝခြင်းလည်းကောင်း၊ ဒေါ
 သော၊ ပြစ်မှားခြင်းလည်းကောင်း၊ မောဟော၊ တွေဝေခြင်းလည်းကောင်း၊
 ကောဝေါ၊ အမျှင်ထွက်ခြင်းလည်းကောင်း၊ ဥပနာဟော၊ ရန်ငြိုးဖွဲ့ခြင်း
 လည်းကောင်း၊ မက္ခော၊ သူ့ကျေးဇူးကိုချေခြင်း လည်းကောင်း၊ ပဋ္ဌါသော၊
 အပျင်းပြုခြင်း လည်းကောင်း၊ ဣဒံ၊ ဘ၊ ဂြုဗျ၊ ခြင်းလည်းကောင်း၊ မစ္ဆရိ
 ယံ၊ ဝန်တိုခြင်းလည်းကောင်း၊ မာယာ၊ တွည့်ပတ်ခြင်း လည်းကောင်း၊ သေ
 ဋ္ဌေသျှံ၊ စဉ်းလဲခြင်းလည်းကောင်း၊ ထမ္ဘေ၊ ခိုင်မာခြင်း လည်းကောင်း၊
 သာဓမ္မော၊ ချုပ်ချယ်ခြင်း လည်းကောင်း၊ မာနော၊ မဝန်မူခြင်းလည်း
 ကောင်း၊ အတိမာနော၊ အလွန်မာန်မူခြင်းလည်းကောင်း၊ မဒေါ၊ မာန်ဝေ
 ခြင်း လည်းကောင်း၊ ပမာဒေါ၊ မေ့တော့ခြင်းလည်းကောင်း၊ သဗ္ဗေကိ
 ဇေသော၊ ခပ်သိမ်းကုန်သောညစ်ညူးခြင်းကို လည်းကောင်း၊ သဗ္ဗေဒုစ္စ
 ရိတာ၊ ခပ်သိမ်းကုန်သော ဒုစရှိက်ကို လည်းကောင်း၊ သဗ္ဗေဒမထော၊ ခပ်
 သိမ်းကုန်သောပူပန်ခြင်းကိလေသာကို လည်းကောင်း၊ သဗ္ဗေပရိဇ္ဈိဟော၊
 ခပ်သိမ်းကုန်သောပူအိုက်ခြင်းကိလေသာကိုလည်းကောင်း၊ သဗ္ဗေသန္တာ
 ပါ ခပ်သိမ်းကုန်သောပူလောင်ခြင်း ကိလေသာကို လည်းကောင်း၊ သဗ္ဗာ
 ကုသလာတိ သင်္ခါရာ၊ ခပ်သိမ်းကုန်သော အကုသိုလ် အတိသင်္ခါရကို
 လည်းကောင်း၊ ဣမေ၊ ဤကာယ ဒုစ္စရိုက်စသောကိလေသာကိုကိုး၊ ပရိစ္ဆန္န
 ပရိသာယာ၊ ဇုံးတ္ထမ်းလောဘေးရန်ကိုဟူ၍၊ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ပရိသာ
 ယာတိ၊ ပရိသာယာဟူသည့်ကား၊ ကေနဋ္ဌေန၊ အဘယ်အနက်ကြောင့်၊
 ပရိသာယာ၊ ပရိသာယမည်သနည်း၊ ပရိသာဟန္တိ၊ ဒုက္ခကို ဖြစ်စေတတ်
 ကုန်၏၊ ဣတိ၊ ထိုကြောင့်၊ ပရိသာယာ၊ ပရိသာယမည်ကုန်၏၊ ပရိဟာနာယ၊
 ကုသိုလ်ကိုစွန့်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်စေတတ်ကုန်၏၊ ဣတိ၊ ထိုကြောင့်၊
 ပရိသာယာ၊ ပရိသာယမည်ကုန်၏၊ တာဏှ၊ ထိုကိုသိ၍၊ အာသယပတိ၊
 ဖြစ်စေတတ်ကုန်၏၊ ဣတိ၊ ထိုကြောင့်၊ ပရိသာယာ၊ ပရိသာယမည်ကုန်၏၊
 ပရိသာဟန္တိတိပရိသာယာ၊ ပရိသာဟန္တိတိပရိသာယာ ဟူသည့်ကား၊
 အဘယ်နည်း၊ တေပရိပပယာ၊ ထိုကာယ ဒုစရိုက်စသော ဘေးရန်ကို
 သည်၊ တံပုဂ္ဂံ၊ ထိုပုဂ္ဂိုလ်ကို၊ သဟန္တိ၊ နှိပ်စက်တတ်ကုန်၏၊ ပရိသာဟန္တိ
 ထတ်ဝန်းကျင် နှိပ်စက်တတ်ကုန်၏၊ အဘိဘုဇန္တိ၊ တားပြင်းပြန်ပြန်နှိပ်
 စက်တတ်ကုန်၏၊ အတ္ထာဗ္ဗေ၊ အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊
 အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊ အဘိဘုဇန္တိ၊

ပရိယာဒိယန္တိ၊ ခြောက်စေတတ်ကုန်၏၊ မဒ္ဒန္တိ၊ ကုသိုလ်ကို မြစ်တတ်ကုန်
၏၊ ဧဝံ၊ ဤသို့၊ ပရိယဟန္တိ၊ ခုက္ခတ်၍ မြစ်စေတတ်ကုန်၏၊ ဣတံ၊ ထိုကြောင့်၊
ပရိယယယော၊ ပရိယယယမည်ကုန်၏၊ ပရိဘာနာယသံဝတ္တန္တိ၊ တံပရိယယော၊
ပရိဘာနာယသံဝတ္တန္တိတံပရိယယဟူသည်၊ ဧဝံ၊ အဘယ်နည်း၊ တေ
ပရိယယော၊ ထိုကာယဒုစရိုက်စသောဘေးနေတို့သည်။ ကုသလာနံဓမ္မာ
နံ၊ ကုသိုလ်တရားတို့၏၊ အန္တရာယ၊ ကွယ်ခြင်းငှါ၊ ပရိဟာနာယ၊ စွန့်
ခြင်းငှါ၊ သံဝတ္တန္တိ၊ မြစ်စေတတ်ကုန်၏၊ ကဏမေသံ၊ အဘယ်မည်ကုန်
သော၊ ကုသလာနံ ဓမ္မာနံ၊ ကုသိုလ်တရားတို့ကို၊ သံဝတ္တန္တိ၊ မြစ်စေခြင်း
ငှါ၊ မြစ်စေတတ်ကုန် သနည်း၊ သဗ္ဗပဋိပဒါယ၊ ကောင်းစွာ ကျင့်ခြင်း၏
လည်းကောင်း၊ အနုပယောမပဋိပဒါယ၊ လျော်သော အကျင့်၏လည်းကောင်း၊
အာပစ္စနိကပဋိပဒါယ၊ မဆန့်ကျင်သော အကျင့်၏လည်းကောင်း၊ အန္တတ္ထ
ပဋိပဒါယ၊ အကျိုးသို့ အစဉ်လိုက်သော အကျင့်၏လည်းကောင်း၊ ဓမ္မာနု
ဓမ္မပဋိပဒါယ၊ လေ့ကျင့်ရာတရားနှင့်လျော်သော အကျင့်၏လည်းကောင်း၊
ဝီရေသု၊ ဝီရိယတို့၌၊ ပရိပူရောပရိဟာယ၊ ဖြည့်ခြင်းကို ပြုခြင်း၏လည်း
ကောင်း၊ ဣန္ဒြိယေသု၊ ဣန္ဒြိယတို့၌၊ ဂုတ္တန္တိ၊ ဂုတ္တန္တိ၊ လုံးစွာစောင့်ရှောက်
ခြင်း၏လည်းကောင်း၊ ဘောဇနော၊ ဘောဇန၌၊ မတ္တညုတာယ၊ အတိုင်း
အရှည်ကိုသိခြင်း၏လည်းကောင်း၊ ဇာတိယောနုယောဂဿ၊ နိုးချစ်ခြင်း
နှင့်အညီခြင်း၏လည်းကောင်း၊ သာမိယမ္ပဗညဿ၊ သတိပညာ၏လည်း
ကောင်း၊ စတုန္တံ သတိပဋ္ဌါနာနံ၊ လေးပါးကုန်သော သတိပဋ္ဌါနံတို့ကို၊ ဘာဝ
နာနုယောဂဿ၊ ပွားခြင်းငှါ အညီခြင်း၏လည်းကောင်း၊ စတုန္တံ သမ္ပပ္ပေါ
နာနံ၊ လေးပါးကုန်သော သမ္ပပ္ပေါနံတို့ကို၊ စတုန္တံ ဣန္ဒြိယါဒါနံ၊ လေးပါးကုန်
သော ဣန္ဒြိယါဒါနံတို့ကို၊ ပဗ္ဗန္တံ ဣန္ဒြိယာနံ၊ ငါးပါးကုန်သော ဣန္ဒြိယတို့ကို၊ ပဗ္ဗန္တံ
ဗ သာနံ၊ ငါးပါးကုန်သော ဝိသိတိတို့ကို၊ သတ္တန္တံ ဗောဇ္ဇင်္ဂါနံ၊ ခုနစ်ပါးကုန်သော
ဗောဇ္ဇင်္ဂါတို့ကို၊ အရိယဿ၊ မြတ်သော၊ အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးနှင့်
ပြည့်စုံသော၊ မဂ္ဂဿ၊ မဂ်ကို၊ ဘာဝနာနုယောဂဿ၊ ပွားခြင်းငှါ အညီခြင်း
၏လည်းကောင်း၊ ဣမေသံ ကုသလာနံ ဓမ္မာနံ၊ ဤကုသိုလ်တရားတို့ကို၊ အ
န္တရာယ၊ ကွယ်စေခြင်းငှါ၊ ပရိဟာနာယ၊ စွန့်စေခြင်းငှါ၊ သံဝတ္တန္တိ၊ မြစ်
တတ်ကုန်၏၊ ဧဝံ၊ ဤသို့၊ ပရိဟာနာယ၊ ကုသိုလ်တရားတို့ကို စွန့်စေခြင်း
ငှါ၊ သံဝတ္တန္တိ၊ မြစ်တတ်ကုန်၏၊ ဣတံ၊ ထိုကြောင့်၊ ပရိယယော၊ ပရိယာ
ယမည်ကုန်၏၊ တတြိယယာတိပရိယယော၊ တတြိယယာတိ ပရိယာ
ယဟူသည်၊ ကထံ၊ အဘယ်နည်း၊ တတြိယံ ကုသိုလ်၌၊ ပါပကော၊ ယုတ်မာ

ကုန်သော၊ စောအကုသလာဓမ္မော၊ ဣဒါကုသိုလ်တရားတို့သည်၊ အတ္တဘာဝ
 ဝသန္တိယယော၊ အတ္တဘောကိစ္စိဋ္ဌိကုန်၍၊ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏၊ ထလာသ
 ယော၊ ကြည်း၌ကိန်းကုန်သော၊ ပါဏာ၊ သတ္တဝါတို့သည်၊ ထလာ၊ ကြည်း၌၊
 သယန္တိယထော၊ ကိန်းကုန်သကဲ့သို့၊ ဒကာယယော၊ ရေ၌ကိန်းကုန်သော၊
 ပါဏာ၊ သတ္တဝါတို့သည်၊ ဒကော၊ ရေ၌၊ သယန္တိယထော၊ ကိန်းကုန်သကဲ့
 သို့၊ ဝနာယယော၊ တော၌ကိန်းကုန်သော၊ ပါဏာ၊ သတ္တဝါတို့သည်၊ ဝနေ
 တော၌၊ သယန္တိယထော၊ ကိန်းကုန်သကဲ့သို့၊ ရုက္ခယယော၊ သစ်ပင်၌ကိန်း
 ကုန်သော၊ ပါဏာ၊ သတ္တဝါတို့သည်၊ ရုက္ခော၊ သစ်ပင်၌၊ သယန္တိယထော၊
 ကိန်းကုန်သကဲ့သို့၊ ဧဝမေဝ၊ ထိုအတူသလွှင်းတပြော၊ ထိုအတ္တဘော၌၊
 ပါဝကော၊ ယုတ်မာကုန်သော၊ စောအကုသလာဓမ္မော၊ ထိုအကုသိုလ်တရား
 တို့သည်၊ အတ္တဘာဝသန္တိယယော၊ အတ္တဘောကိစ္စိဋ္ဌိကုန်၍၊ ဥပ္ပဇ္ဇန္တိ ဖြစ်
 တတ်ကုန်၏၊ ဣတိဧဝံ၊ ဤသို့လည်းတပြော၊ ထိုအတ္တဘော၌၊ အဝသယာ
 တံ၊ ဖြစ်စေတတ်၏၊ ဝေရိယယော၊ အတ္တဘော၌ဖြစ်စေတတ်၏၊ ဟိသစ္စံ၊ မှန်၏၊
 ဘဂဝတော၊ မြတ်စွာထူးသည့်၊ ဧဝံဝစနံ၊ ဤသို့လတ္တံ့သောစကားကို၊
 ဝုတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သာဓန္တဝါထိကော၊ အန္တ
 ဝါထိကဟုဆိုအပ်သော ကိလေသာနှင့်တကွဖြစ်သော၊ သာစရိယကော၊
 သရဒါစရတဟုဆိုအပ်သော ကိလေသာနှင့်တကွဖြစ်သော၊ ဘိက္ခု၊ ရဟန်း
 သည်၊ ဒုက္ခံ၊ ဆင်းရဲစွမ်း၊ နုပါသု၊ မချမ်းသာသည်ဖြစ်၍၊ ဝိပာရေတိ၊ နေ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤသောက၌၊ ဘိက္ခု၊ ရဟန်းသည်၊ စက္ခုနာ၊
 စက္ခုပိညာဉ်ဖြင့်၊ ရုပ်၊ ရူပါရုံနှင့်၊ ဒိဋ္ဌိ၊ မြင်၍၊ ပါဝကော၊ ယုတ်မာကုန်သော၊
 အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ သင်္ကပ္ပံ၊ အထူးထူးသောအစရှိသို့
 ရှေ့သောအားဖြင့် ဖြစ်တတ်ကုန်သော၊ သညောဇနိကော၊ သီယာဇဉ်၏
 အစီးအပွားဖြစ်ကုန်သော၊ ယေဓမ္မော၊ အကြင်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ ဖြစ်
 ကုန်၏၊ အသားထိုဝုဂ္ဂိုလ်၏၊ အန္တော၊ ကိုယ်တွင်း၌၊ ပါဝကော၊ ယုတ်မာကုန်
 သော၊ စောအကုသလာဓမ္မော၊ ထိုအကုသိုလ်တရားတို့သည်၊ ဝသန္တိ၊ နေ
 ကုန်၏၊ အန္တာယဝသန္တိ၊ အစဉ်လိုက်၍ ဖွဲ့တတ်ကုန်၏၊ ဣတိတသ္မာ၊ ထို
 ကြောင့်၊ သာဓန္တဝါထိကောတံ၊ သာဓန္တဝါထိကဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏၊

☰

နံ၊ ထိုပုဂ္ဂိုလ်ကို၊ တောနသရဒါစာရေန၊ ထိုထိုဖြစ်ထေ့ရှိသော ရူပါရုံစသည်
 ဖြင့်၊ ပါပကာ၊ အကုသလာစွာ၊ ယုတ်မာကုန်သော အကုသိုလ်တရားတို့သည်
 သရဒါစရန္တိ၊ နှိပ်စက်၍ ဖြစ်တတ်ကုန်၏။ ဣတိတသ္မာ၊ ထိုကြောင့်၊ သာစရိ
 ယကောတိ၊ သာစရိယကဟူ၍၊ ဝုဗ္ဗတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 ပုနစပရံ၊ တစ်ပါးတုံလည်း၊ ဘိက္ခုနော၊ ရဟန်းအား၊ ယောတေန၊ ယောတ
 ဝိညာဉ်ဖြင့်၊ သဒ္ဓံ၊ အဝင်ကို၊ သုတွ၊ ကြွား၍၊ စာ၊ နေန၊ စာ၊ နိဗ္ဗာန်ဖြင့်၊
 ဝန္တံ၊ အနံကို၊ စာ၊ ယိတွ၊ နမ်း၍၊ ဇိဝှိယ၊ ဇိဝှိယာဉ်ဖြင့်၊ ရသံ၊ အရသာ
 ကို၊ သာယိတွ၊ ထုတ်၍၊ ကာယန၊ ကာယာဉ်ဖြင့်၊ ဖောဠဗ္ဗံ၊ တွေအပ်
 သောဝတ္ထုကို၊ ဇုယိတွ၊ တွေ၍၊ မနသာ၊ မနောဉ်ဖြင့်၊ ဓမ္မံ၊ တရားကို၊
 ဝိညာယ၊ သိ၍၊ သင်္ဂဟိ၊ အာရုံတို့ရှေ့ရှုသောအားဖြင့် ဖြစ်တတ်ကုန်သော၊
 သညောဇနိကသံယောဇဉ်၏ အစီးအပွားဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်
 မာကုန်သော၊ ယောအကုသလာစွာ၊ အကြင်အကုသိုလ် တရားတို့သည်၊
 ဥပ္ပဇန္တိ၊ ဖြစ်ကုန်၏။ အသားထိုပုဂ္ဂိုလ်၏ အန္တော၊ အတွင်း၌၊ ပါပကာ၊ ယုတ်
 မာကုန်သော၊ တောအကုသလာစွာ၊ ထိုအကုသိုလ် တရားတို့သည်၊ ဝ
 သန္တိ၊ နေကုန်၏။ အန္ဓာယာဝသန္တိ၊ အစဉ်လိုက်၍ ဖွဲ့ကုန်၏။ ဣတိတသ္မာ၊
 ထိုကြောင့်၊ သာန္တေ၊ ဝါထိကော၊ သာန္တေ၊ ဝါထိကဟူ၍၊ ဝုဗ္ဗတိ၊ ဆိုအပ်
 ၏နံ၊ ထိုပုဂ္ဂိုလ်ကို၊ တောနရဒါစာရေန၊ ထိုထိုသော ဝုဗ္ဗင်တည်ခြင်းဖြင့်၊
 ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလာစွာ၊ အကုသိုလ်တရားတို့သည်၊
 သရဒါစရန္တိ၊ နှိပ်စက်၍ ဖြစ်တတ်ကုန်၏။ ဣတိတသ္မာ၊ ထိုကြောင့်၊ သာစ
 ရိယောတိ၊ သာစရိယဟူ၍၊ ဝုဗ္ဗတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဧ
 ဤသို့လျှင်၊ သာန္တေ၊ ဝါထိကော၊ ဝါထိကောနှင့် တကွဖြစ်သော၊ သာစရိ
 ယော၊ သရဒါစာရနှင့် တကွဖြစ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ ဒုက္ခံ၊ ဆင်းရဲ
 စွာ၊ နုပာသု၊ မချမ်းသာသည်ဖြစ်၍၊ ဝိဟာရတိ၊ နေ၏။ ဣတိ ဧဝံ၊ ဤသို့လည်း၊
 တကြာသယာ၊ ထိုကိုယ်၌ ကိလေသာတို့သည် ဖြစ်စေတတ်ကုန်၏။ ဣတိ၊
 ထိုကြောင့်၊ ပရိယယာ၊ ပရိယာယမည်ကုန်၏။ ဟိသန္တံ၊ မှန်၏။ ဘဂဝ
 တာ၊ မြတ်စွာ ထုရားသည်၊ ဧဝံ၊ ဤဆိုအပ်လတ္တံ့ သော စကားကို၊ ဝုတ္တံ၊
 ဟောတော်မူအပ်ပြီး ဘိက္ခဝေ၊ ရဟန်းတို့၊ အန္တရာမယာ၊ အတွင်း၌ ဖြစ်
 ကုန်သော အညစ်အကြေးတို့သည်၊ အန္တရာအမိတ္တာ၊ အတွင်း၌ ဖြစ်ကုန်
 သော မချစ်မနှစ်ကုန်သော သူတို့သည်၊ အန္တရာသပတ္တာ၊ အတွင်း၌ ဖြစ်ကုန်
 သော ခန့်သူတို့သည်၊ အန္တရာဝကော၊ အတွင်း၌ သက်တတ်ကုန်သော သူ
 တို့သည်၊ အန္တရာပစ္စက္ကိကာ၊ အတွင်း၌ သန်တင်တတ် တို့သည်၊ ဣမေ

ကယော၊ ဤသုံးပါးတို့တည်း၊ ဟယော၊ သုံးပါးတို့သည်၊ ကတမေ၊ အဘယ်
 သည်တို့နည်း၊ ဘိက္ခုဝေ၊ ခုဟန်းတို့၊ ယောဘော၊ ယောဘာသည်၊ အန္တ
 ရာမလံ၊ အတွင်း၌ အညစ်အကြေးမည်၏၊ အန္တရာအဓိက္ခော၊ အတွင်း၌
 မချစ်သောသူမည်၏၊ အန္တရာသပတ္တေ၊ အတွင်းရန်သူမည်၏၊ အန္တရာဝ
 ခကော၊ အတွင်း၌ သတ်တတ်သောသူမည်၏၊ အန္တရာဝတ္တိက္ခော၊ အတွင်း
 ၌ ဆန့်ကျင်ဘက် မည်၏၊ ဘိက္ခုဝေ၊ ခုဟန်းတို့၊ ဒေါယော၊ ဒေါသသည်၊
 ဘိက္ခုဝေ၊ ခုဟန်းတို့၊ မောဟော၊ မောဘာသည်၊ အန္တရာမလံ၊ အတွင်း၌
 အညစ်အကြေးမည်၏၊ အန္တရာအဓိက္ခော၊ အတွင်း၌ မချစ်သော သူမည်
 ၏၊ အန္တရာသပတ္တေ၊ အတွင်းရန်သူမည်၏၊ အန္တရာဝခကော၊ အတွင်း
 ၌ သတ်တတ်သောသူမည်၏၊ အန္တရာဝတ္တိက္ခော၊ အတွင်း၌ ဆန့်ကျင်ဘက်
 မည်၏၊ ဘိက္ခုဝေ၊ ခုဟန်းတို့၊ အန္တရာမလော၊ အတွင်း၌ အညစ်အကြေးတို့
 သည်၊ အန္တရာမိတ္တော၊ အတွင်း၌ မချစ်ကုန်သောသူတို့သည်၊ အန္တရာသပတ္တော
 အတွင်း၌ ရန်သူတို့သည်၊ အန္တရာဝခကော၊ အတွင်း၌ သတ်တတ်ကုန်သော
 သူတို့သည်၊ အန္တရာဝတ္တိက္ခော၊ အတွင်း၌ ဆန့်ကျင်ဘက်တို့သည်၊ ဒေါ၊
 စင်စစ်၊ ဗုဒ္ဓမောယော၊ ဤသုံးပါးတို့တည်း၊ ယောဘော၊ ယောဘာသည်၊
 အနတ္တဇနနော၊ အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ ယောဘော၊ ယောဘာသည်၊
 ဝိတ္တပ္ပကောပနော၊ ကုသိုလ်စိတ်ကို ဖျက်တတ်၏၊ အန္တရတော၊ ကိုယ်တွင်း
 မှ၊ ဘယ်၊ ဘေးသည်၊ ဇာတံ၊ ဖြစ်၏၊ တံ၊ သို့ကိုယ်တွင်း၌ ဖြစ်သောဘေးကို၊
 ဇနော၊ ခိုက်သောသူသည်၊ နာဝဗုဒ္ဓါ၊ ဥပဇာန်ဖြင့် ပျက်၍မသိ၊ ဗုဒ္ဓော၊
 ယောဘာရှိသောသူ သည်၊ အတ္ထံ၊ အကျိုးကို၊ နဇာနာတိ၊ မသိ၊ ဗုဒ္ဓော၊ ယောဘာ
 ရှိသောသူသည်၊ ဓမ္မံ၊ အကြောင်းကို၊ နပဿတိ၊ မမြင်၊ တဒါ၊ ထိုအခါ၌၊ အန္တ
 တမံ၊ အလွန်ခိုက်သည်၊ ဟောဘိ၊ ဖြစ်၏၊ သံ၊ အကြင်ကြောင့်၊ ယောဘော၊
 ယောဘာသည်၊ နရံ၊ လူကို၊ သဟတေ၊ နှိပ်စက်၏၊ ဒေါယော၊ ဒေါသသည်၊
 အနတ္တဇနနော၊ အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ ဒေါယော၊ ဒေါသသည်၊ ဝိတ္တပ္ပ
 ကောပနော၊ ကုသိုလ်စိတ်ကို ဖျက်တတ်၏၊ အန္တရတော၊ ကိုယ်တွင်းမှ၊ ဘယ်၊
 ဘေးသည်၊ ဇာတံ၊ ဖြစ်၏၊ တံ၊ သို့ကိုယ်တွင်း၌ ဖြစ်သောဘေးကို၊ ဇနော၊
 သူခိုက်သည်၊ နာဝဗုဒ္ဓါ၊ ဥပဇာန်ဖြင့် ပျက်၍မသိ၊ ဗုဒ္ဓော၊ အမျက်
 ထွက်သော သူသည်၊ အတ္ထံ၊ အကျိုးကို၊ နဇာနာတိ၊ မသိ၊ ဗုဒ္ဓော၊ အမျက်
 ထွက်သော သူသည်၊ ဓမ္မံ၊ အကြောင်းကို၊ နပဿတိ၊ မမြင်၊ တဒါ၊ ထို
 အမျက်ဒေါသရှိသောအခါ၌၊ အန္တတမံ၊ အလွန်ခိုက်သည်၊ ဟောဘိ၊ ဖြစ်
 ၏၊ သံ၊ အကြင်ကြောင့်၊ ဒေါယော၊ ဒေါသသည်၊ နရံ၊ လူကို၊ သဟတေ၊ နှိပ်စက်



ဆဲ၏။ မောဟော၊ မောဟာသည်။ အနတ္တဇနနော၊ အကျိုးမဲ့ကို ဖြစ်စေ
 တတ်၏။ မောဟော၊ မောဟာသည်။ ဝိတ္တုပ္ပကာပနော၊ ကုသိုလ်စိတ်ကို ဖျက်
 တတ်၏။ အန္တရတော၊ ကိုယ်တွင်းမှ၊ ငယ်ဘေးသည်။ ဇာတံ၊ ဖြစ်၏။ တံ၊
 ထိုဘေးကို၊ ဇနော၊ သူ့ရိုက်သည်။ နာဝဗုဒ္ဓတိ၊ ပညာဖြင့် သက်ရွယ်မယ်။
 မုဇ္ဈော၊ တွေ့ဝေသော သူသည်။ အတ္တံ၊ အကျိုးကို။ နဇာနာတိ၊ မယ်၊
 မုဇ္ဈော၊ တွေ့ဝေသော သူသည်။ ဓမ္မံ၊ အကြောင်းကို။ နုဗသတိ၊ မမြင်၊
 ကဒါ၊ ထိုတွေ့ဝေသော အခါ၌။ အန္တတံ၊ အလွန်ရိုက်သည်။ ဟောတိ၊ ဖြစ်
 ၏။ ယံ၊ အကြင်ကြောင့်။ မောဟော၊ မောဟာသည်။ နဂံ၊ လူကို။ သဘာတေ၊
 ညည်းဆဲ၏။ ဣတိ ဝေဒ္ဓိ၊ ဤသို့လည်း၊ တဏှိ၊ ထိုကိုယ်တွင်း၌။ အာယ
 ယာတိ၊ ဘေးကို ဖြစ်စေတတ်၏။ ဣတိ၊ ထိုကြောင့်၊ ပရိသယာ၊ ပရိသယ
 မည်ကုန်၏။ ဟိ၊ သန္တံ၊ မှန်၏။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဧတံ၊ ဤဆို
 အပ်လတ္တံ၊ သောစကားကို။ ဝုတ္တံ၊ ဗဟာတော်မူအပ်ပြီး မဟာရာဇ၊ မင်း
 ကြီး၊ ခေါ်စင်စစ်၊ ပုရိသဿ၊ ယောကျ်ားအား။ တယောဓမ္မာ၊ သုံးပါးကုန်
 သောတရားတို့သည်သာလျှင် အတ္တတ္တံ၊ မိမိသန္တာန်၌၊ ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်
 သည်ရှိသော်၊ အဟိတာယ၊ စိတ်ကိုဆင်းရဲစေခြင်းငှါ။ ဒုက္ခာယ၊ ကိုယ်ကို
 ဆင်းရဲစေခြင်းငှါ။ အဗာသုပိဟာရာယ၊ မချမ်းသာ သဖြင့်နေစေခြင်းငှါ။
 ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ကယော၊ သုံးပါးကုန်သောတရားတို့သည်။ ကတမေ၊
 အတယ်သည်တို့နည်း၊ မဟာရာဇ၊ မြတ်သောမင်းကြီး၊ ခေါ်စင်စစ်၊ ပုရိသ
 ယောကျ်ားအား။ ယောတောဓမ္မော၊ ယောဘဟူသောတရားသည်။ အတ္တတ္တံ၊
 မိမိသန္တာန်၌၊ ဥပ္ပဇ္ဇမာနော၊ ဖြစ်သည်ရှိသော်။ အဟိတာယ၊ စိတ်ကိုဆင်း
 ရဲစေခြင်းငှါ။ ဒုက္ခာယ၊ ကိုယ်ကိုဆင်းရဲစေခြင်းငှါ။ အဗာသုပိဟာရာယ၊
 မချမ်းသာသဖြင့်နေစေခြင်းငှါ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်း
 ကြီး၊ ခေါ်စင်စစ်၊ ဧဝံ၊ ယောကျ်ားအား။ ယောတောဓမ္မော၊ ယောဘဟူသောတရားသည်။ (လ)။ မဟာ
 ရာဇ၊ မြတ်သောမင်းကြီး၊ ခေါ်စင်စစ်၊ ပုရိသဿ၊ ယောကျ်ားအား။ မေါဟော
 ဓမ္မော၊ မောဟာဟူသောတရားသည်။ အတ္တတ္တံ၊ မိမိသန္တာန်၌၊ ဥပ္ပဇ္ဇမာနော၊
 ဖြစ်သည်ရှိသော်၊ အဟိတာယ၊ စိတ်ကိုဆင်းရဲစေခြင်းငှါ။ ဒုက္ခာယ၊ ကိုယ်
 ကိုဆင်းရဲစေခြင်းငှါ။ အဗာသုပိဟာရာယ၊ မချမ်းသာသဖြင့် နေစေခြင်း
 ငှါ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး၊ ပုရိသဿ၊ ယောကျ်ား
 အား။ တယော၊ သုံးပါးကုန်သော။ ဣမေခေါဓမ္မာ၊ ဤတရားတို့သည်လျှင်၊
 အတ္တတ္တံ၊ ကိုယ်အတွင်း၌၊ ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။ အဟိတာယ၊
 စိတ်ကိုဆင်းရဲစေခြင်းငှါ။ ဒုက္ခာယ၊ ဆင်းရဲစေခြင်းငှါ။ အဗာသုပိဟာရာယ

မချမ်းသာသဖြင့်နေစေခြင်းငှါ၊ ဣစ္ဆာန္တိ၊ ဖြစ်ကုန်၏။ သောသောဝစ၊ လော
 စာသည့်သည့် ကောင်းခေါ်သော၊ ခေါ်သည့်ကောင်းကောင်း၊ မောဟော
 စ၊ မောဟာသည့်လည်းကောင်း၊ ပါဝစေအပ်၊ မကောင်းသောစိတ်ရှိသော၊
 ဝုရိသံ၊ ယောကျ်ားကို၊ အတ္ထုသုပ္ပ၊ တာ၊ ကိုယ်တွင်း၌ ထင်ရှားဖြစ်၍၊
 ဟိံသတိ၊ ဣဉ္ဇာ၊ ကိမ်စ၊ အဘယ်ကဲ့သို့နည်းဟူမူကား၊ သပယံ၊ မိမိ
 အသီးသည့်၊ တစသ၊ ရှိ၊ အစွဲအနှစ်ရှိသော၊ ဝါးကို၊ နာသတိ၊ ဣဝ၊ ဖျက်ဆီး
 သကဲ့သို့၊ ဟိံသတိ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊
 တော်မူအပ်၏။ ဧဝံ၊ ဤသို့လည်း၊ တတြာသယာတိ၊ ပရိသယာတိ၊ ပဒသ၊
 တတြာသယာတိ၊ ပရိသယာတိ၊ ပဒသ၊ ဟူသောပုဒ်၏။ အတ္ထော၊ အနက်ကို၊ ဝေ
 ဗ္ဗာ၊ ထိအပ်၏။ ဟိံ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊
 ဤဆိုလတ္တံ့ သောစကားကို၊ ဝတ္ထံ၊ ဟောစကားကို၊ ပြောစကား၊ ရာဂေါ၊ ရာဂ
 သည့်သည့်ကောင်း၊ ခေါ်သော၊ ခေါ်သည့်လည်းကောင်း၊ မောဟောစ
 မောဟာ သည့်လည်းကောင်း၊ ဣတောနိဒါနာ၊ ဤကိုယ်တွင်အကြောင်းရှိ
 သည့်ဖြစ်၍၊ အရဟိ၊ ကုသိုလ်ပစ္စုပ္ပန်တို့ကို၊ ကုသိုလ်တို့ကို၊ ကုသိုလ်တို့ကို၊
 ကျော်၏။ သောမဟံ၊ သော၊ ရှင်သောအမွှေးရှိ၏။ ဣတောစ၊ ဤကိုယ်တွင်း
 မှဖြစ်၏။ ဣတော၊ ဤကိုယ်တွင်းမှ၊ သမုတ္တိ၊ ထွက်၊ မနောဝိတက္ကံ၊ ကောင်း
 သောစိတ်အကြံတို့ကို၊ ဩသန္တန္တိ၊ စွန့်ကုန်၏။ ကိမ်စ၊ အဘယ်ကဲ့သို့နည်း
 ဟူမူကား၊ ကုမာမုကော၊ သူထံသို့သည့်၊ ကေဝိံ၊ မကောင်းသော ကျီး
 ကို၊ ဩသန္တန္တိ၊ ဣဝ၊ စွန့်ကုန်သကဲ့သို့လည်း၊ ဣတိ၊ ဤသို့၊ ဝတ္ထံ၊ ဟော
 တော်မူအပ်၏။ ဧဝံ၊ ဤသို့လည်း၊ တတြာသယာတိ၊ ပရိသယာတိ၊ ပဒသ၊
 တတြာသယာတိ၊ ပရိသယာတိ၊ ပဒသ၊ ဟူသောပုဒ်၏။ အတ္ထော၊ အနက်ကို၊ ဝေ
 ဗ္ဗာ၊ ထိအပ်၏။ ပရိသယာတိ၊ ပရိသယာတိ၊ ပရိသယာတိ၊ ပရိသယာတိ၊ ပရိသယာတိ၊
 သည့်ကား၊ သော၊ ထိုအရှင်ပစ္စေကသမ္မုဒ္ဓါသည်၊ ပရိသယာတိ၊ တေးရန်တို့
 ကို၊ သဟိတာ၊ သည်းခံကတ်သည်။ အပရာဇိတာ၊ မဆန့်ကျင်သည်၊ အတ္ထော
 ဣရိဟာ၊ လွမ်းခြီး၍တည်သည်၊ ပရိသယာတိ၊ ကုန်စေအပ်သည်၊ ပရိသယာ
 တာ၊ ကင်းစေအပ်သည်၊ ဟောစကား၊ ဖြစ်၏။ ဣတိအယံ၊ ဤသည်လျှင်၊ ပရိသ
 ယာနံသဟိတာတိ၊ ပရိသယာနံသဟိတာ၊ ဟူသောပုဒ်၏။ အတ္ထော၊
 အနက်တည်း၊ အသန္တိ၊ အသန္တိ၊ ဟူသည့်ကား၊ သောပစ္စေကသမ္မုဒ္ဓေါ၊
 ထိုအရှင်ပစ္စေကသမ္မုဒ္ဓါသည်၊ အယံ၊ ဤသို့၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊ ဣဉ္ဇာ၊
 ထွက်ခြင်းမရှိ၊ အနုဗြာဟိ၊ ထွက်ခြင်းမရှိ၊ အသောယံ၊ ပြီးခြင်းမရှိ၊ ပဟိနာ
 ယတောရဂေါ၊ ပယ်အပ်ပြီးသောကြောက်မက်သွယ်ရှိ၏။ ဝိပဏသောမဟံ



သော၊ ကင်းပြီးသောကြောက်သီးမွှေးညှင်း၊ သည်ဖြစ်၍၊ ဝိဟုရတိ၊ နေ၏၊ ဣတိ
 အသံ၊ ဤသည်လျှင်၊ ဗရိသယယာနံ သဟိတာအဆန္ဒိတိ ဟေသ၊ ဗရိသယ
 ယာနံ သဟိတာအဆန္ဒိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခွဲဝိသု
 သကပေ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ
 ၏၊ ဘေးနားထိုင်ကြောင့်၊ သောဝစေတကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်
 စာတုန္ဒိသော အပ္ပဗ္ဗိဇောစတောတိ၊ သန္တုဿမာနော ဣတရိတနေ၊
 ဗရိသယယာနံ သဟိတာအဆန္ဒိ၊ ဧကောစရေခွဲဝိ သာဏ ကပေတိ၊
 စာတုန္ဒိသော အပ္ပဗ္ဗိဇောစတောတိ၊ သန္တုဿမာနော ဣတရိတနေ၊ ဗရိ
 သယယာနံ သဟိတာအဆန္ဒိ၊ ဧကောစရေခွဲဝိ သာဏ ကပေတိဟူ၍၊ အာဟ၊
 ဆိုပြီး ။

၂၅ ဧကော၊ အချို့ကုန်သော၊ ပဗ္ဗဇိတာဝိ၊ ရဟန်းတို့ သည်လည်းကောင်း၊
 အထော၊ ထိုမှတစ်ပါး၊ စာရမာဝသန္တာ၊ အိမ်ထောင်သောလူ၏ဘောင်၌
 နေကုန်သော၊ ဧကော၊ အချို့ကုန်သော၊ ဝဟတ္ထိ၊ လူတို့သည်လည်းကောင်း၊
 ဒုဿင်္ဂိ ဘာ၊ သင်္ဂြိုဟ်ပြုနိုင်ခဲ့ကုန်၏၊ ပရပုတ္တေသု၊ သူတပါး၏သားတို့၌၊
 အပ္ပေါဿုတ္ထော၊ ကြောင့်ကြွမရှိသည်ဟုတူ၊ ဖြစ်၍၊ အဓိဝတော၊ ဝိပဿ
 နာကိုအားထုက်၍၊ ပစ္စေကစောဓိဉာဏ်ကိုရ၏၊ ခွဲဝိသုသကပေ၊ ကြံ့ချို
 နှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ ဒုဿင်္ဂိ
 ဟာပဗ္ဗဇိတာ ပိဧကောတိ၊ ဒုဿင်္ဂိ ဘာပဗ္ဗဇိတာဝိ ဧကောဟူ သည်ကား၊
 ဣဓ၊ ဤသို့သနာတော်၌၊ ဧကော၊ အချို့ကုန်သော၊ ပဗ္ဗဇိတာဝိ၊ ရဟန်းတို့
 သည်လည်း၊ ဒိဿယေဝိ၊ ဒိဿည်းကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိ
 သော်၊ ဥဒ္ဓေသဝိ၊ ဝါဒ်ကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ ပရိပုဗ္ဗ ပိ
 အဋ္ဌကသာကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ ဝိဝရေပိ၊ သင်္ကန်း
 ကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ ပတ္တေပိ၊ သင်္ကန်းကိုလည်း၊ ဒိယျ
 မာနေ၊ ပေးသည်ရှိသော်၊ သောဟထေလကောပိ၊ ကြေးခွက်ကိုလည်း၊ ဒိယျ
 မာနေ၊ ပေးသည်ရှိသော်၊ ဓမ္မာရဏေပိ၊ ဓမ္မာရဏ်ကိုလည်း၊ ဒိယျမာနေ၊
 ပေးသည်ရှိသော်၊ မရိသာပနေပိ၊ ရေစက်ကိုလည်း၊ ဒိယျမာနေ၊ ပေးသည်
 ရှိသော်၊ ထပိကောပိ၊ အိမ်ကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ ဥပါဟ
 နေပိ၊ ဘိနပ်ကို လည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ ကာယဗန္ဓနေပိ၊ ခါး
 ပန်းကိုလည်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ နသုဏန္တိ၊ မနာကုန်၊ နသော
 တံဩဒာန္တိ၊ နားမထောင်ကုန်၊ အညာစိတ္တံ၊ သိလိုသောစိတ်ကို၊ နုဥပဋ္ဌါ
 ဝေန္တိ၊ မဖြစ်စေကုန်၊ အနုဿပါ၊ မကြားလိုကုန်သည်ဖြစ်၍၊ အဝစနကရာ၊

စကားကိုမလိုက်နာကုန်၊ ပရိသေ့မပုတ္တိနော၊ ဆန်ကွင်သောအဖြစ်ရှိကုန်
 သည်ဖြစ်၍၊ အညောနေဝ၊ တပါးသော အရပ်သို့သွားလျှင်၊ မုခ်ကရောန္တိ၊
 မျက်နှာပြုကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒုသင်္ဂဟာပဗ္ဗဇိတ၊ ပိဏေ
 တိပဒယ၊ ဒုသင်္ဂဟာ ပဗ္ဗဇိတ၊ ပိဏေ ဟူသောပုဒ်၏၊ အတ္ထော၊ အ
 နက်ထည်း၊ အထောဂဟဋ္ဌာစာရမာဝသန္တာထံ၊ အထော ဂဟဋ္ဌာစာရမာ
 ဝသန္တာ ဟူသည်ကား၊ ဣဝ၊ ဤထောကန္တိ၊ ဧကန္တေ၊ အချို့ကုန်သော၊
 ဂဟဋ္ဌာပိ၊ လူတို့သည်ထည်း၊ ဟတ္ထိမ္ပိ၊ ဆင်ကု၊ ဒိယျမာနေ၊ ပေးသည်ရှိ
 သော်၊ (ပ)၊ ဧထေပိ၊ ထေးကုလည်းကောင်း၊ ဧထေပိ၊ ထေးကုလည်း
 ကောင်း၊ ဝတ္ထုမ္ပိ၊ ယာကို လည်းကောင်း၊ ဟိရညေပိ၊ ဝတ္ထုလည်း
 ကောင်း၊ သုဝတ္ထေပိ၊ ရွှေကိုလည်းကောင်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊
 ဂါမေပိ၊ ရွှေကိုလည်းကောင်း၊ နဝမေပိ၊ နိဂုံးကိုလည်းကောင်း၊ နဝရေပိ၊ မြေ
 ကိုလည်းကောင်း၊ ရေဋ္ဌေပိ၊ တိုင်းကိုလည်းကောင်း၊ ဇနပေပိ၊ ဇနပုဒ်ကို
 ထည်းကောင်း၊ ဒိယျမာနေ၊ ပေးသည်ရှိသော်၊ နသုဏန္တိ၊ မနာကုန်၊ (လ)
 အပ္ပေါသုတ္တောပရပုတ္တေသုဟုတွာတိုး၊ အပ္ပေသုတ္တောပရ ပုတ္တေသုဟု
 တွာဟူသည်ကား၊ အတ္ထာနံ၊ မိမိကိုယ်ကို၊ ဋ္ဌပေတွာ၊ ထား၍၊ သဗ္ဗေ၊ ခပ်
 သိမ်းကုန်သော သူတို့သည်၊ ဣမတ္ထိ၊ အတ္ထေ၊ ဤအရာ၌၊ ပရပုတ္တော၊ တပါး
 သောသားမည်ကုန်၏၊ ပရပုတ္တေသု၊ မိမိကိုယ်မှတပါးသောသားတို့၌၊ အ
 ပ္ပေသုတ္တော၊ ကြောင့်ကြမရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အဗျာပဇော၊ စိုးရိမ်
 ခြင်းမရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အနပေက္ခာ၊ ဝဲခြင်းမရှိသော၊ ဟုတွာ၊ ဖြစ်၍၊
 အသိဝတော၊ ပစ္စေကဗောဓိဉာဏ်ကိုရ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ အပ္ပေ
 သုတ္တောပရပုတ္တေသုဟုတွာတိပဒယ၊ အပ္ပေသုတ္တောပရ ပုတ္တေသုဟု
 တွာဟူသောပုဒ်၏၊ အတ္ထော၊ အနက်ထည်း၊ ဝတ္ထိယာယကပ္ပေ၊ ကြံ့ချိုနှင့်
 အတူးဧကော၊ အပေမရှိတပါးတည်း၊ စရေ၊ ထွက်ရာ၏၊ တေန၊ ထိုကြောင့်၊
 သောပစ္စေကသမ္ပုပ္ပေ၊ ထိုအရှင်ပစ္စေကသ မ္ပုပ္ပေသည်၊ ဒုသင်္ဂဟာပဗ္ဗဇိတ
 ပိဏေ၊ အထောဂဟဋ္ဌာစာရမာဝသန္တာ၊ အပ္ပေသုတ္တောပရပုတ္တေသုဟု
 တွာ၊ ဧကော၊ စရေဝတ္ထိယာယကပ္ပေတံ၊ ဒုသင်္ဂဟာပဗ္ဗဇိတ၊ ပိဏေ၊ အ
 ထောဂဟဋ္ဌာစာရမာဝသန္တာ၊ အပ္ပေသုတ္တောပရပုတ္တေသုဟုတွာ၊ ဧကော၊
 စရေဝတ္ထိယာယကပ္ပေဟူ၍၊ အာဟ၊ ဆိုပြီး ။

၂၅) ကိဟိဗျဉ္ဇနာနိ၊ လူ၏အသွင်အပြင်တို့ကို၊ သြရောပယိတွာ၊ ချမ်း၊ ကိဟိဗန္ဓ
 နာနိ၊ လူ၌ဖြစ်သောအနှောင်အဖွဲ့တို့ကို၊ ဝေတွာန၊ ဖြစ်၍၊ သိသိန္ဒပတ္တော၊
 ပြတ်ပြီးသောအရွက်ရှိသော၊ ကောဝိဋ္ဌာပေယထာ၊ ပင်လယ်ကသစ်စင်

ကွဲသို့၊ ဝိရော၊ လုံ့လ၊ ဝိရိယ၊ ရှိသည့်ဖြစ်နိုး၊ ဘဝေယျ၊ ဖြစ်အံ့၊ ဣတိ၊ ဤသို့၊
 အဓိကတော၊ ကြိယဖြင့်အားထုတ်၍ ပစ္စေကဗေပဝိညာဏ်ကိုရ၏၊ ခဝတ္တိသု
 တကဗျား၊ ကြိယျိုင်အတူ၊ ဇေကော အဖော်မရှိထမ်းတည်း၊ စရေ၊ ကျင့်
 ရ၏၊ ဩရောပယိတွာဂိဟိဗုဒ္ဓနာနိတိ၊ ဩရော ပယိတွာဂိ
 ဟိဗုဒ္ဓနာနိဟူသောဤဝန်နိုး၊ ကောသလ၊ ဆံဘိုကိုလည်းကောင်း၊ မထရ၊
 ရုတ်ဆိတ်ဘိုကိုလည်းကောင်း၊ ဂိဟိဗုဒ္ဓနာနိ၊ လူ၏အသွင်အပြင်တို့ဟူ၍၊
 ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ မာလာစ၊ မန်းဘိုကိုလည်းကောင်း၊ ဝန္တာစ၊ နံ့သာ
 တို့ကိုလည်းကောင်း၊ ဝိလေပနာစ၊ နံ့သာပျောင်းတို့ကို လည်းကောင်း၊
 နန္ဒနာစ၊ အထူးထူးသောလည်း၍ တန်ဆာတို့ကို လည်းကောင်း၊
 ဝိလန္ဒနာစ၊ ဥက္ကောင်းတန်ဆာတို့ကိုလည်းကောင်း၊ ဝတ္ထုပ္ပ၊ ကိုယ်ဝတ်ကို
 လည်းကောင်း၊ ပါရုံပန်စ၊ ကိုယ်ရုံကို လည်းကောင်း၊ ဝေဠုနံစ၊ ဦးခေါ်ကို
 လည်းကောင်း၊ ဥက္က၊ နံ့သာမှုန့်စသည်ဖြင့် ဖျံးထွင်းခြင်း ကိုလည်း
 ကောင်း၊ ပရိမန္တနံစ၊ ဆီဖြင့်နယ်ခြင်းကိုလည်းကောင်း၊ နှာပန်၊ နံ့သာရေစ
 သည်ဖြင့်မျိုးခြင်းကိုလည်းကောင်း၊ သမ္မာ၊ ကိုယ်၏ တိုးပွားခြင်းငှါ
 ဆုတ်နယ်ခြင်းကိုလည်းကောင်း၊ အာဒါသံ၊ ကြေးမှုဖြင့်ကြည့်ခြင်းကိုလည်း
 ကောင်း၊ အဗ္ဗန္တံ၊ မျက်စဉ်းကျောက်ဖြင့်လိမ်းခြင်းကိုလည်းကောင်း၊ မာလာ
 ဝိလေပနံ မန်းပန်ခြင်းနံ့သာပျောင်းလိမ်းခြင်းကိုလည်းကောင်း၊ ရေရတ္တံ၊
 မျက်နှာကိုလွင်မှုန့်ဖြင့်ချေခြင်းကိုလည်းကောင်း၊ ရေဝိလေပနံ၊ မျက်နှာကို
 လွင်မှုန့်တင်ခြင်းကိုလည်းကောင်း၊ ဟတ္ထပန္တနံ၊ ထက်ကောက်ကိုလည်း
 ကောင်း၊ ထိခါဗန္တနံ၊ ဥက္ကန်းဖွဲ့ခြင်းကိုလည်းကောင်း၊ ဓတ္ထံ၊ ဆံထိုးကိုလည်း
 ကောင်း၊ နာလိကံ၊ အပြေအပြစ်ပြုသောအားကြည့်ကံလည်းကောင်း၊ ခဝ္တံ၊
 သန်သျှက်ကို လည်း ကောင်း၊ ဆတ္တံ၊ ဆန်းကြယ်သော ထီးကိုလည်း
 ကောင်း၊ ဝိဝိကြုဉ္စပါဟနာ၊ ဆန်းကြယ်သောထိနပ်ကိုလည်းကောင်း၊ ဥဗ္ဗိ
 သံ၊ နဖူးသင်းကျစ် ကိုလည်းကောင်း၊ မဂ္ဂိ၊ ပတ္တမြား ဥသျှောင်ကိုလည်း
 ကောင်း၊ ဝေါဠုမိဒနိ၊ ဇာမဇိုးသားမြီးဖတ်ကိုလည်းကောင်း၊ ဒိစာဒသာနိ၊
 ရှည်သောအဆာရှိကုန်သော၊ ဩဒါတာဒိဝတ္ထာနိ၊ ဖြူလောအဝတ်တို့ကို
 လည်းကောင်း၊ ဣတိ၊ ဤမှတပါးသောလူ၏တန်ဆာတို့ကိုလည်းကောင်း၊
 ဂိဟိဗုဒ္ဓနာနိ၊ လူ၏အသွင်အပြင်တို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ ဩရောပ
 ယိတွာဂိဟိဗုဒ္ဓနာနိတိ၊ ဩရောပယိတွာဂိဟိဗုဒ္ဓနာနိဟူသည်ကား၊ ဂိဟိ
 ဗုဒ္ဓနာနိ လူ၏အသွင်အပြင်တို့ကို၊ ဩရောပယိတွာ၊ ပယ်၍၊ သမောရောပ
 ယိတွာ၊ ကောင်းစွာပယ်၍၊ နိက္ခိပိတွာ၊ ရှု၍၊ ပရိပသမ္ပယိတွာ၊ အမြဲငြိမ်း

စေ၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ငြိမ်းရာပယိတွာဂိဟိဗျဉ္ဇနာနိ တိပဒယာ၊
 သြးရာပယိတွာဂိဟိဗျဉ္ဇနာနိဟူသောပုဒ်၏အဋ္ဌေဝါ၊ အနက်တည်း၊ သံဆိ
 န္ဓပတ္တောယထာကော ဝိဇ္ဇာရောဟိ၊ သံဆိန္ဒပတ္တောယထာကောဝိဇ္ဇာရော
 ဟူသည်ကား၊ ကောဝိန္ဒာရာ၊ ပင်ဖ ဟိကသစ်ခင်၏၊ ပတ္တာနိ၊ အရှက်တို့
 သည်၊ ဆိန္ဒာနိ၊ ပြတ်ကုန်သည်၊ သံဆိန္ဒာနိ၊ ကောင်းစွာ ပြတ်ကုန်သည်၊ ပတိ
 တာနိ၊ ကြံကုန် သည်၊ ပရိပတိတာနိ၊ ထက်ဝန်းကိုင်ဌကုကုန်သည်၊ ဟော
 န္တိယထာ၊ ဖြစ်ဟုန် သကဲ့သို့၊ ဝေမေဝ၊ ထိုအတူလျှင်၊ တထပဇ္ဇေကသမ္ပုဒ္ဓ
 သာ၊ ထိုအရှင်ပဇ္ဇေကသမ္ပုဒ္ဓါသည်၊ ဂိဟိဗျဉ္ဇနာနိ၊ လူ၏အသွင်အပြင်တို့ကို၊
 ဆိန္ဒာနိ၊ ပြတ်အပ်ကုန်ပြီ၊ ပတိတာနိ၊ ချအပ်ကုန်ပြီ၊ ဣတိအယံ၊ ဤသည်လျှင်၊
 သံဆိန္ဒပတ္တောယထာကောဝိဇ္ဇာရောဟိပဒယာ၊ သံဆိန္ဒပတ္တောယထာကော
 ဝိဇ္ဇာရောဟူသောပုဒ်၏၊ အဋ္ဌေဝါ၊ အနက်တည်း၊ ဆေတွာနိမိရောဂိဟိဗန္ဓ
 နာနိတိဋ္ဌေပဒေ၊ ဆေတွာနိမိရောဂိဟိဗန္ဓနာနိဟူသောဤပုဒ်၌၊ မိရောဟိ၊
 မိရောဟူသည်ကား၊ ဝိရိယပါ၊ ဝိရိယရှိ၏၊ ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရမည်
 ၏၊ ပဟူ၊ လူ၏အသွင်အပြင်ကို စွန့်ခွင်းငှါစွမ်းနိုင်၏၊ ဣတိ၊ ထိုကြောင့်၊ မိ
 ရော၊ မိရမည်၏၊ ဝိသဝိ၊ ရဲငွေ၏၊ ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရမည်၏၊ အထ
 ပတ္တော၊ စွမ်းနိုင်၏၊ ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရမည်၏၊ သူရော၊ ရဲငွေ၏၊
 ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရမည်၏၊ ဝိဆိန္ဒေ၊ ရန်သူတို့၏ နှစ်သက်ခြင်း
 ကိုပျံ့တက်၏၊ အတိရူ၊ မကြောက်တတ်၊ အဆန္တိ၊ တုန်ထွက်ခြင်းမရှိ၊ အရူ
 ကြာသိ၊ ထိတ်လန့်ခြင်းမရှိ၊ အပလယာယိ၊ ပြေးခြင်းမရှိ၊ ပဟိနာယဘောရ
 ဝေါ၊ ပယ်ပြီးသောကြောက်မက်ဘွယ်ရှိ၏၊ ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရ
 မည်၏၊ ဝိဂတလောမဟံ သာ၊ ကင်းသောကြောက်လီးမွေး၌ ဝိရိယရှိ၏၊
 ဣတိ၊ ထိုကြောင့်၊ မိရော၊ မိရမည်၏၊ ဣတိ၊ ဤသောက၌၊ သမ္ပပါပကေ
 ဟိ၊ သံဆိမ်းကုန်သော မကောင်းမှုတို့မှ၊ ဝိရောဝ၊ ကြံ့ပြံ့၏၊ နိရယံ၊ ဝေဒ်
 ဖြစ်သော၊ ဒုက္ခံ၊ ဆင်းရဲကို၊ အတိရူ၊ လွန်၍ သော၊ ထိုအရှင်ပဇ္ဇေကသမ္ပု
 ဒ္ဓါသည်၊ ဝိရိယဝါသော၊ ဝိရိယဖြင့်သာနေထွေရှိ၏၊ ဝိရိယဝါ၊ ဝိရိယရှိ
 သော၊ ပမာနဝါ၊ အားတုတ်ခြင်းရှိသော၊ ဟာဒိ၊ ဟိုသို့သဘောရှိသော သူ
 ကို၊ တထတ္တာ၊ ဟုတ်မှန်သောသဘောရှိသောကြောင့်၊ မိရော၊ မိရဟူ၍၊ ပ
 ဝုပ္ပဒတ၊ ဆိုအပ်၏၊ ဝုပ္ပဒတ၊ သားတို့ကို လည်းကောင်း၊ ဝာရိယပစ၊
 မယားတို့ကို လည်းကောင်း၊ ဒါသာစ၊ ကျွန်ုပ်ယောကျ်ားတို့ကို လည်း
 ကောင်း၊ ဒါသိစ၊ ကျွန်ုပ်မိန်းမတို့ကို လည်းကောင်း၊ အဇ္ဇေကာစ ဆိတ်မြန်
 မာဆိတ်ကုသားတို့ကိုလည်းကောင်း၊ ဟုတ္တု၊ ဝုသုကရစ၊ ကြက်ဝက်တို့ကို

ထည်းကောင်း၊ ဟတ္ထိဂဝဿ ဝဇ္ဇာပါစ၊ ဆင်နွားမြည်း တို့ကို ထည်း
 ကောင်း၊ ခေတ္တံစ၊ ထယ်ကိုထည်းကောင်း၊ ဝဇ္ဇာ၊ ဟာသကိုထည်းကောင်း၊
 ဟံရုတ္တံ၊ ငွေကိုထည်းကောင်း၊ သုဇ္ဈန္တံ၊ ရွှေကိုထည်းကောင်း၊ ဂါမနိ
 ဂမရာဇဋ္ဌာနိယောစ၊ ရွာနိဂူးမင်းနေပြည်တို့ကို ထည်းကောင်း၊ ငွေစာ၊
 တိုင်းကိုထည်းကောင်း၊ ဇနပဒေါစ၊ ဇနပုဒ်ကိုထည်းကောင်း၊ ကေဒယော
 စ၊ ကျကိုထည်းကောင်း၊ ကောဇ္ဈါဂါဇ္ဈေ၊ ကျိုက်ထည်းကောင်း၊ ယံကိဗ္ဗိ၊
 အလုံးစုံသော၊ ရန္တနိယံဝတ္ထု၊ တပ်အပ်သောဝတ္ထုကို၊ ဂိဟိဗန္ဓနာ၊ လူ၏အ
 နှောင်အဖွဲ့ဟူ၍၊ ဝံစုတိ၊ ဆိုအပ်၏၊ ဆေတွာန ဝိရောဂိဟိဗန္ဓနာနိတိ၊ ဆေ
 တွာနဝိရောဂိဟိဗန္ဓနာနိ ဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်
 ပစ္စေက သမ္ပုဒ္ဓါသည်၊ ဝိရောဂိရိယဂ္ဂိသည် ဖြစ်၍၊ ဂိဟိဗန္ဓနာနိ၊ လူ၏
 အနှောင်အဖွဲ့တို့ကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ သရုတ္တိန္ဒိတွာ၊ ကောင်းစွာ ဖြတ်၍၊
 ဇဟိတွာ၊ စွန့်၍၊ ဝိနောဒေတွာ၊ ဖျောက်၍၊ ဗျန္တံကရိတွာ၊ ကင်းသည်ကို
 ပြု၍၊ အနဘာဝံဂတာ၊ တာဝန်မဖြစ်ခြင်းကို ရောက်စေ၍၊ ဣတိအယံ၊ ဤ
 သည်ဟူင်၊ ဆေတွာန ဝိရောဂိဟိ ဗန္ဓနာနိတိပဒေသ၊ ဆေတွာန ဝိရော
 ဂိဟိဗန္ဓနာနိ ဟူသောပုဒ်၏၊ အပ္ပော၊ အနက်တည်း၊ ခဝ္ဂဝိသုဒ္ဓါကပ္ပေါ၊
 ကြံ့ချိုနှင့်အတူ၊ ဧကော၊ အဖော်မရှိ တပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ တေန၊
 ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဩရော
 ပယိတွာဂိဟိဗျန္တနာနိ သံဆိန္ဒပစ္စေကယထာ၊ ကောဝိဇ္ဇာရောဆေတွာဝိရော
 ဂိဟိဗန္ဓနာနိ ဧကောစရေ ခဝ္ဂဝိသုဒ္ဓါ ကပ္ပေါတိ၊ ဩရောပယိတွာ ဂိဟိ
 ဗျန္တနာနိသံဆိန္ဒပစ္စေကယထာကော ဝိဇ္ဇာရောဆေတွာန ဝိရောဂိဟိဗန္ဓနာနိ
 ဧကောစရေခဝ္ဂဝိသုဒ္ဓါကပ္ပေါဟူ၍၊ အာဟ၊ ဆိုပြီး ၊ ပဋ္ဌမောဝဂ္ဂေါ၊ ပဋ္ဌ
 မပင်တည်း။ ။



နိပက္ကံ၊ ရင့်သောပညာရှိထသော၊ သးရဝိဟာရိံ၊ ဥပစာရ အပ္ပနာဖြင့်
 ကောင်းစွာနေခြင်း ရှိထသော၊ ဝိရံ၊ မလျော့သောဝိရိယရှိထသော၊ သဒ္ဓိံစရံ၊
 အတူတကွကျင့်ထသော၊ သဟာယံ၊ အဖော်ကို၊ သစေလဘေထ၊ အကယ်
 ၍ရငြားအံ့၊ တေန၊ ထိုအဖော်နှင့်တကွ၊ အတ္တမနော၊ ဝမ်းမြောက်ကင်းသာ၊
 သတိမာ၊ သတိရှိသည်ဖြစ်၍၊ သဗ္ဗာနံ၊ အတ္တတ္ထဗဟိဒ္ဓအားဖြင့် အလုံးစုံကုန်
 သော၊ ပရိ သာယာနံ၊ ဘေးရန်တို့ကို၊ အဘိတုယူ နှိပ်စက်၍၊ စရေ၊ ကျင့်ရာ
 ၍၊ ၊ သစေလဘေထနိပက္ကံသဟာယန္တိ၊ သစေလဘေထနိပက္ကံသဟာ
 ယံ ဟူသည်ကား၊ သစေ၊ အကယ်၍၊ နိပက္ကံ၊ ရင့်သော ပညာရှိသော၊
 ပက္ခိတံ၊ ချမ်းသာခြင်းကြောင့်မကြွေးတက်သော ပညာရှိသော၊ ပညာဝန္တံ၊

ပစ္စုပ္ပန်သံသရာအကျိုးကိုဆည်းတူတတ်သောပညာရှိသော၊ ဗုဒ္ဓိမန္တံ၊ မိမိ
 အကျိုးသူကပါးအကျိုး၌ မကုန်မထူပါသော ပညာရှိသော၊ ဥပဏိ၊ နက်နဲ
 သော ကိပ်သော အကျိုး၌ အမြဲသက်ဝင်သောပညာရှိသော၊ ဝိဘာဝိ၊
 ခဲခက်ဖုံးလွှမ်းခြင်းရှိသောအကျိုး၌ လှမ်းပတ်သောပညာရှိသော၊ မေဓာ
 ဝိ၊ ကိစ္ဆာသာမရှိဖြူစင်သော ပညာရှိသော၊ သဟာယံ၊ အဖော်ကိုလှောင်
 ယူခြင်းအံ့၊ ပရိသဘောယျ၊ တာဝန်ပြောအံ့၊ အဓိကစ္ဆေယျ၊ အထူးသဖြင့်
 ရှေးအံ့၊ ဝိဇ္ဇေယျ၊ နှစ်သက်သဖြင့်ခြင်းအံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ သစေ
 လတောထန်ပတ္တိ သဟာယန္တိ၊ ပဒေသာ၊ သစေလတောထန်ပတ္တိသဟာယံဟူ
 သောလုန့်စံ၊ မေတ္တာ၊ အနက်တည်း၊ သဒ္ဓိံ၊ စရံ၊ သာရဝိဟာရိ၊ မိန္ဒြိယတ္ထေပဒေ၊
 သဒ္ဓိံ၊ စရံ၊ သာရဝိဟာရိ၊ စရံဟူသော ဤပုဒ်၌၊ သဒ္ဓိံ၊ စရံ၊ မိန္ဒြိယတ္ထေပဒေ၊
 ကား၊ ကောတော၊ အဘူကတ္တံ၊ စရံ၊ ကျင့်ထင်သော၊ သာရဝိဟာရိန္တိ၊ သာရ
 ဝိဟာရိဟူသည် ကား၊ ပဋ္ဌမေန၊ ဈာနေန၊ ပဋ္ဌမဈာန်ဖြင့်လည်း၊ သာရဝိဟာ
 ရိ၊ ကောင်းစွာ နေထေ့ရှိထသော၊ ဒုတိယေန၊ ဈာနေန၊ ဒုတိယဈာန်ဖြင့်
 လည်း၊ တတိယေန၊ ဈာနေန၊ တတိယဈာန်ဖြင့်လည်း၊ စတုတ္ထေန၊ ဈာ
 နေန၊ စတုတ္ထဈာန်ဖြင့် လည်း၊ သာရဝိဟာရိ၊ ကောင်းစွာ နေထေ့ရှိထ
 သော၊ မေတ္တာယပိ၊ မေတ္တာဖြင့်လည်း၊ စေတောဝိရတ္တိယာ၊ ကိလေသာမှ
 လွတ်သော ချိတ်စိတ်ဖြင့်လည်း၊ သာရဝိဟာရိ၊ ကောင်းစွာ နေထေ့ရှိထ
 သော၊ ကရုဏာယပိ၊ ကရုဏာဖြင့် လည်း၊ မုဒိတာယပိ၊ မုဒိတာဖြင့်လည်း။
 ဥပပက္ခာယပိ၊ ဥပပက္ခာဖြင့်လည်း၊ စေတောဝိရတ္တိယာ၊ ကိလေသာမှလွတ်
 သောချိတ်စိတ်ဖြင့်လည်း၊ သာရဝိဟာရိ၊ ကောင်းစွာ နေထေ့ရှိထသော၊ အာ
 ကာသာနဉ္စာယတန သမာပတ္တိံ၊ သာဝိ၊ အာကာသာနဉ္စာယတနဈာန်ဖြင့်လည်း၊
 သာရဝိဟာရိ၊ ကောင်းစွာနေထေ့ရှိထသော၊ ဝိညာဏဉ္စာယတနသမာပတ္တိ
 ယပိ၊ ဝိညာဏဉ္စာယတနသမာပတ်ဖြင့်လည်း (၈)၊ အာကိဉ္စညာယတနသ
 မာပတ္တိံ၊ သာဝိ၊ အာကိဉ္စညာယတနသမာပတ်ဖြင့်လည်း။ နေဝသညာနာသ
 ညာယတနသမာပတ္တိယာပိ၊ နေဝသညာနာသညာယတနသမာပတ်ဖြင့်လည်း၊
 သာရဝိဟာရိ၊ ကောင်းစွာနေထေ့ရှိထသော၊ နှောဇာယတနသမာပတ္တိယာပိ၊ နှော
 ဇာယတနသမာပတ်ဖြင့်လည်း၊ သာရဝိဟာရိ၊ ကောင်းစွာနေထေ့ရှိထသော၊ ပထသ
 မာပတ္တိယာပိ၊ ပထသမာပတ်ဖြင့်လည်း၊ သာရဝိဟာရိ၊ ကောင်းစွာနေထေ့ရှိ
 ထသော၊ မိန္ဒြိယတ္ထေပဒေ၊ စရံဟူသည်ကား၊ စရံ၊ မေတ္တာသောဝိရိယရှိသော၊ ပဏ္ဍိတံ၊
 ချမ်းသာခြင်းကြောင့်မကြာမတက်သောပညာရှိသော၊ ပညာမန္တံ၊ ပစ္စုပ္ပန်သံ
 သရာအကျိုးကိုဆည်းတူတတ်သော ပညာရှိသော၊ ဗုဒ္ဓိမန္တံ၊ မိမိအကျိုးသူ



တပါးအကျိုး၌ မတုန်မထွပ်သော ပညာရှိသော၊ ဥပဏိ၊ နက်နဲသော စိတ်
သောအကျိုး၌အမြဲ သက်ဝင်သောပညာရှိသော၊ ဝိဘာဝံ၊ ခဲခက်ဖုံးထွင်းခြင်း
ရှိသောအကျိုးအနက်၌ ထွန်းပတတ်သောပညာရှိသော၊ မေခါဝိ၊ ကိလေသာ
မရှိဖြူစင်သောပညာရှိသော၊ ဣတိအယံ၊ ဤသည်လျှင်၊ သဒ္ဓိ၊ စရံသာဝဂ္ဂိဟာ
ရိ၊ မိရန္တိ၊ ပဒဿ၊ သဒ္ဓိ၊ စရံသာဝဂ္ဂိဟာရိ၊ မိရိဟူသောပုဒ်၏အတ္ထေဝ အနက်
တည်း၊ အဘိဘုယျ၊ သဗ္ဗာနိပရိသာယာနိတ်ဇ္ဈေပဒေ၊ အဘိဘုယျ၊ သဗ္ဗာန
ပရိသာယာနိဟူသောဤပုဒ်၌၊ ပရိသာယာနိ၊ ပရိသာယဟူသည်ကား၊
ပါကဋပရိသာယာ၊ စ၊ ထင်ရှားသောဘေးရန်တို့လည်းကောင်း၊ ပရိန္ဒုန္ဒပရိ
သာယာ၊ ဖုံးထွင်းသော ဘေးရန်တို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပရိသာ
ယာ၊ ဖုံးထွင်းခြင်းတို့သည်၊ နန္ဒ၊ နှစ်ပါးတို့တည်း၊ (ထ)၊ ဣမေ၊ ဤသည်ဟို
ကို၊ ပါကဋပရိသာယာ၊ ထင်ရှားသောဘေးရန်တို့ဟူ၍၊ ပုဒ်၏ ဆိုအင်ကုန်
၏(ပ)၊ ဣမေ၊ ဤသည်တို့ကို၊ ပရိန္ဒုန္ဒပရိသာယာ၊ ဖုံးထွင်းသောဘေးရန်တို့
ဟူ၍၊ ပုဒ်၏ ဆိုအင်ကုန်၏(ပ)၊ ဧဝံ၊ ဤသို့လည်းကောင်း၊ ကြာသယာဝိပရိသာ
ယာဘိပဒဿ၊ ကြာသယာဝိပရိသာယာဟူသော ပုဒ်၏အတ္ထေဝ၊ အနက်
ကို၊ ဝေဒိဘဗ္ဗေ၊ ထိအင်၏(ပ)၊ အဘိဘုယျ၊ သဗ္ဗာနိပရိသာယာနိတ်၊ အဘိ
ဘုယျ၊ သဗ္ဗာနိပရိသာယာနိဟူသည်ကား၊ သဗ္ဗေပရိသာယေ၊ အလုံးစုံသော
ဘေးရန်တို့ကို၊ အဘိဘုယျ၊ အဘိဘဝိတွာ၊ နှိပ်နင်း၍၊ အတ္ထောတ္တရံတွာ၊
ထွင်းရဲ၍၊ ပရိသာယာဗိယိတွာ၊ ကုန်စေ၍၊ မန္တိတွာ၊ နှိပ်နင်း၍၊ ဣတိ၊ အယံ၊ ဤ
သည်လျှင်၊ အဘိဘုယျ၊ သဗ္ဗာနိပရိသာယာနိတ်ပဒဿ၊ အဘိဘုယျ၊ သဗ္ဗာနိ
ပရိသာယာနိဟူသောပုဒ်၏အတ္ထေဝ၊ အနက်တည်း၊ စရေယျတေနတ္ထမနော
သတိမာတံ၊ စရေယျတေနတ္ထမနောသတိမာဟူသည်ကား၊ သောပစ္စေက
သဗ္ဗုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသဗ္ဗုဒ္ဓါသည်၊ နိပတ္တေန၊ ပကတံပညာရှိသော၊
ပဏ္ဍိတောန၊ ချမ်းသာခြင်းကြောင့်၊ မတြေမတက်သောပညာရှိသော၊ ပညဝန္တေ
န၊ ပစ္စုပ္ပန်သံသရာအကျိုးကိုဆည်းဘူးတတ်သောပညာရှိသော၊ ဗုဒ္ဓိမန္တေ
န၊ မိမိအကျိုးသူတပါးအကျိုး၌ မတုန်မထွပ်သောပညာရှိသော၊ ဥပဏိနာ၊
နက်နဲသောစိတ်သောအကျိုး၌အမြဲသက်ဝင်သောပညာရှိသော၊ ဝိဘာဝံနာ၊
ခဲခက်ဖုံးထွင်းခြင်းရှိသောအကျိုးအနက်၌ ထွန်းပတတ်သောပညာရှိသော၊
မေခါဝိနာ၊ ကိလေသာမရှိဖြူစင်သောပညာရှိသော၊ တေနသဟာယေန၊
ထိုအဖော်နှိုင်းသဒ္ဓိ၊ တက္ခ၊ အတ္ထမနော၊ ဝင်းမြောက်သောစိတ်ရှိသည်ဖြစ်၍၊
တုဠမနော၊ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍၊ ဟဠမနော၊ ရွှင်သောစိတ်ရှိ
သည်ဖြစ်၍၊ ပဟဠမနော၊ အပြားအားဖြင့်ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ ဥဒ္ဓမ္မ

နော၊ တက်သောပိတ်ရှိ သည်ဖြစ်၍ ခုဒ္ဒိတမနော၊ ပင်းမြော်သောပိတ်ရှိသည် ဖြစ်၍၊ စေရယျ၊ ကျင့်ရာ၏၊ ဝိဟရေ သျ၊ နေရာ၏၊ ဣရိယေယျ၊ ဣရိယာဝုတ် ကိုဖြစ်စေရာ၏၊ ဝဒတ္တယျ၊ ကျင့်ရုံ၏၊ ပါလေယျ၊ စောင့်ရာ၏၊ ယလေယျ၊ မျှရာ၏၊ ယာပေယျ၊ မျှစေရာ၏၊ ဣင်္ဂ အယံ၊ ဤသည်လျှင်၊ စရေယျတေနတ္ထ မနောဘိပဒဿ၊ စရေယျ တေနတ္ထမနော ဟူသောပုဒ်၏၊ အတ္ထော၊ အနက် တည်း၊ သတိမာတိ၊ သတိမာဟုတည်ကား၊ သော ပစ္စေကသမ္ပန္နော၊ ထိုအ ရှင်ပစ္စေကသမ္ပန္နောသည်၊ သတိမာ၊ သတိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပရမေန၊ မြက်သော၊ သတိနေပတ္ထေန၊ ရင့်သော သတိပညာနှင့်၊ သမန္တာဂတော၊ ပြည်စုံ၏၊ ဝိရကတံ၊ ကြာမြင့် စွာပြုအပ်သည်ကိုလည်းကောင်း၊ ဝိဘော ထိဟံ၊ ကြာမြင့်စွာ ကပြောဆိုတူးသည်ကို လည်းကောင်း၊ သရိတာ၊ အောက်မေ့နိုင်၏၊ အနုဿရိတာ၊ အတန်တလဲလဲအောက်မေ့နိုင်၏၊ ဣတိ အယံ၊ ဤသည်လျှင်၊ စရေယျတေနတ္ထမနော သတိမာတိပဒဿ၊ စရေယျ တေနတ္ထမနောသတိမာ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ တေန၊ ထို ကြောင့်၊ သော ပစ္စေကသမ္ပန္နော၊ ထိုအရှင်ပစ္စေကသမ္ပန္နောသည်၊ သစေထ ဘေထနပတ္တံ သဘာယံသဒ္ဓိံ စရိသာရိဟာရိမိရံ အဘိဘုယျသဗ္ဗာနိပရိ သာယာနံစရေယျ တေနတ္ထမနောသတိမာတိ၊ သပေထဘေထနိ၊ ဣံသ ဟာယံ၊ သဒ္ဓိံ စရိသာရိဟာရိမိရံ အဘိဘုယျသဗ္ဗာနိပရိသာယာ၊ နိစရေယျ တေနတ္ထမနောသတိမာဟူ၍၊ အာဟ၊ ဆိုပြီ။ ။

နိပတ္တံ၊ ရင့်သောပညာရှိသော၊ သာရိဟာရိံ၊ ဥပစာရအပ္ပနာဖြင့်ကောင်း စွာနေခြင်းရှိသော၊ ဝိရိမေထေဉာဏာဝိရိယ ပညာရှိထသော၊ သဒ္ဓိံစရိ၊ အဘျာတက္ခကျင့်ထသော၊ သဘာယံ အပေါ်ကို၊ နောစေထဘေထ၊ အကယ် ၍မရအံ့၊ ရာဇာ၊ မင်းသည်၊ ဝိဇိဟံ၊ အစိုးရသော၊ ရေဋ္ဌံ၊ တိုင်းနိုင်ငံကို၊ ပ ဟာယ၊ စွန့်၍၊ ဒကော၊ တယောက်တည်း၊ စရတိန္နဝ၊ ကျင့်သကဲ့သို့၊ ပ ဟာဟ၊ မလိမ်မာသောအပေါ်ကိုစွန့်၍၊ ခုတ္တိသာဏကပ္ပေါ၊ ကြံ့ချိုနှင့် အတူတူကော၊ အပေါ်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ နောစေထ ဘေထနိပတ္တံ သဘာယန္တိ၊ - နာစေထဘေထနိပတ္တံ သဘာယံဟူသည်ကား၊ နိပတ္တံ၊ ရင့်သော ပညာရှိသော၊ ပဏ္ဍိတံ၊ ချမ်းသာခြင်းကြောင့် မကြွ မတတ်သောပညာရှိသော၊ ပညဝန္တံ၊ ပစ္စုပ္ပန်သံသာရာ အကျိုးကိုလည်း သူးတတ်သောပညာရှိသော၊ ဗုဒ္ဓိမန္တံ၊ မိမိအကျိုးသူတပါးအကျိုး၌မတုန် မလှုပ်သောပညာရှိသော၊ ဥာဏီ၊ နက်နဲသောတိမ်သော အကျိုး၌အမြဲ သက်ဝင်သော ပညာရှိသော၊ ဝိဘာဝိ၊ ခဲခက်သောဖူးလွှမ်းခြင်းရှိသော

အကျိုး၌ထွန်းပတတ်သောပညာရှိသော၊ မေခါဝိံ၊ ကိလေသာမရှိဖြူစင်
သောပညာရှိသော၊ သဟာယံ၊ အဖော်ကို၊ နောစေထတောယျ၊ အကယ်၍
မရသည်ဖြစ်အံ့၊ နောစေပဗ္ဗိလတောယျ၊ အကယ်၍တတံမသေသည်ဖြစ်အံ့၊
နောစေအဓိဂစ္ဆေယျ၊ အထူးသဖြင့်၊ မရသည်ဖြစ်အံ့၊ နောစေဝိန္ဒယျ၊ နှစ်
သက်သဖြင့်မရသည်ဖြစ်အံ့၊ ဣတိအယံ၊ ဤသည်လျှင်၊ နောစေထတောထနိ
ပတ္တံသဟာယံန္တိပဒသ၊ နောစေထတောထနိပတ္တံသဟာယံဟူသောပုဒ်
၏၊ အတ္ထော၊ အနက်တည်း၊ သဒ္ဓိံစရံသာဓုရိဟာရိံ၊ မိရန္တိတ္ထေပဒေ၊ သဒ္ဓိံ
စရံသာဓုရိဟာရိံ၊ မိရံဟူသောဤပုဒ်၌၊ သဒ္ဓိံစရန္တိ၊ သဒ္ဓိံစရံဟူသည်ကား၊
ကေတောစရံ၊ အတူတကွ ကျင့်ထသော၊ သာဓုရိဟာရိန္တိ၊ သာဓုရိဟာ
ရိံဟူသည်ကား၊ ပဋ္ဌမေနပိဗျာနေန၊ ပဋ္ဌမဗျာန်ဖြင့်လည်း၊ သာဓုရိဟာရိံ၊
ကောင်းစွာနေထေ့ရှိထသော၊ (လ)၊ နိရောဓသမာပတ္တံယာပိ၊ နိရောဓသမာ
ပတ်ဖြင့်လည်း၊ သာဓုရိဟာရိံ၊ ကောင်းစွာ နေထေ့ရှိထသော၊ ဖလသမာ
ပတ္တံယာပိ၊ ဖလသမာပတ်ဖြင့်လည်း၊ သာဓုရိဟာရိံ၊ ကောင်းစွာနေထေ့
ရှိထသော မိရန္တိ၊ မိရံဟူသည်ကား၊ မိရံ၊ မြဲမြံသောပညာရှိသော၊ ပဏှိ
တံ၊ ချမ်းသာခြင်းကြောင့်မကြွ မတက်သော ပညာရှိသော၊ ပညာန္တံ၊
ပစ္စုပ္ပန်သံသရာအကျိုးကို ဆည်းဘူးတတ်သော ပညာရှိသော၊ ဗုဒ္ဓိန္တံ၊
မိမိအကျိုးသူတပါးအကျိုး၌မတုန်မထွင်သောပညာရှိသော၊ ဉာဏိံ၊ နက်နဲ
သောကံသံသရာအကျိုး၌အမြဲသက်ဝင်သောပညာရှိသော၊ ဝိဘာဝိံ၊ ခဲခက်
သောစူးလွမ်းခြင်းရှိသော အကျိုးအနက်၌ထွန်းပတတ်သောပညာရှိသော၊
မေခါဝိံ၊ ကိလေသာမရှိဖြူစင်သောပညာရှိသော၊ ဣတိအယံ၊ ဤသည်လျှင်
သဒ္ဓိံစရံသာဓုရိဟာရိံ၊ မိရန္တိပဒသ၊ သဒ္ဓိံစရံသာဓုရိဟာရိံ၊ မိရံဟူသော
ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ရာဇာဝရဋ္ဌံ၊ ဝိဇိတံပဟာယာတိ၊ ရာဇာဝရ
ဋ္ဌံ၊ ဝိဇိတံပဟာယာယ ဟူသည်ကား၊ ဝိဇိတဝင်္ဂါမော၊ အောင်အပ်ပြီးသော
စစ်မြေရှိသော၊ နိဟတပစ္စ၊ မိတ္ထော၊ ကင်းပြီးသောရန်သူရှိသော၊ ထန္ဒါပိပွါ
ယော၊ ရအပ်သောအလိုရှိသော၊ ပရိပုဏ္ဏကောသကောဋ္ဌါဂါရော၊ ပြည့်
သောကျကျ ရှိထသော၊ ခတ္တိယော၊ ထပ်မြေကိုအဖိုးရသော၊ ရဒ္ဓါတိ
ထိတ္ထော၊ ထိပ်၌အဖိုးထိက်သွန်းအပ်ပြီးသော၊ ရာဇာ၊ မင်းသည်၊ ဧဋ္ဌံစ၊
တိုင်းကိုသည်းကောင်း၊ ဇနပဉ္စေ၊ ဇနပုန်ကို ထည်းကောင်း၊ ကောသဉ္စေ၊
ကျကိုထည်းကောင်း၊ ကောဋ္ဌါဂါရဉ္စေ၊ ကျကိုထည်းကောင်း၊ ပဟုဟိရည
သုဝဏ္ဏံ၊ များစွာသောငွေရွှေကိုထည်းကောင်း၊ နဂရဉ္စေ၊ မြို့ကိုထည်းကောင်း၊
ပရိစ္ဆဇိတွာ၊ စွန့်၍၊ ကောသမထု၊ ဆံရတ်ဆိတ်ကို၊ ဩဟာရိတွာ၊ ပယ်၍၊



ကာသာယာနိဝဿနိ၊ ဖန်ချည်ပွန်းသော သင်္ကန်းတို့ကို၊ အန္တောဒေတွာ၊
 ဗုံးထွင်း၍၊ အဂါရုသ္မာ၊ လူ၏တောင်မှ၊ အနဝါရိယံ၊ ပေးနန်းတောင်၌၊ ပဗ္ဗ
 ဇိတွာ၊ ရဟန်းပြု၍၊ အကိပ္ပနဘာဝံ၊ ကြောင့်ကြွခြင်းမရှိသော အဖြစ်သို့ ဥပဝတိံ၊
 ကပ်၍ ဧကော၊ အဖော်မရှိတပါးတည်း၊ စရတိယထာ၊ ကျင့်သကဲ့သို့၊ ဝိဟ
 ရတိယထာ၊ နေသကဲ့သို့၊ ဣရိယာဝုတ်ကံ၊ ဖြစ်စေသကဲ့သို့
 ဝဏ္ဏတိယထာ၊ လည်သကဲ့သို့၊ ပါယေတိယထာ၊ စောင့်သကဲ့သို့၊ ယပေတိ
 ယထာ၊ မျှသကဲ့သို့၊ ယာပေတိယထာ၊ မျှစေသကဲ့သို့၊ ဝေ၊ ထိုအတူ၊ ပစ္စေ
 ကသမ္ပုဒ္ဓါဝိပဇ္ဇကသမ္ပုဒ္ဓါသုဗ္ဗလည်း၊ သဗ္ဗံ၊ အလုံးစုံသော၊ စာရာပါ
 သာလိဗောဓံ၊ အိမ်၌နေနေပေသူတို့၏၊ ကြောင့်ကြွခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်
 ၍၊ ပုတ္တဒ ရာလိဗောဓံ၊ သားမယား၌ ကြောင့်ကြွခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်
 ၍၊ ဥာဘိပလိဗောဓံ၊ ဆွေမျိုးတို့၌ ကြောင့်ကြွခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊
 မိတ္တာမစ္စာလိဗောဓံ၊ အဆွေခင်ပွန်းအကျွမ်းဝင်သော သူတို့၌ ကြောင့်ကြွ
 ခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်၍၊ ဧကသမယသု၊ ဆံရတံဆိတ်ကို၊ ဩဟာရိတွာ၊
 ပယ်၍၊ ကာသာယာနိဝဿနိ၊ ဖန်ချည်ပွန်းသော သင်္ကန်းတို့ကို၊ အန္တောဒေ
 တွာ ဗုံးထွင်း၍၊ အဂါရုသ္မာ၊ လူ၏တောင်မှ၊ အနဝါရိယံ၊ ပေးနန်းတောင်
 ၌၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ အကိပ္ပနဘာဝံ၊ ကြောင့်ကြွခြင်းမရှိသော အဖြစ်
 သို့ ဥပဝတိံ ။ ကပ်၍၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရတိ၊ ကျင့်၏၊ ဝိဟ
 ရတိ၊ နေ၏၊ ဣရိယာဝုတ်ကံ၊ ဖြစ်စေ၏၊ ဝဏ္ဏတိ၊ လည်၏၊ ပါယေ
 တိ၊ စောင့်၏၊ ယပေတိ၊ မျှ၏၊ ယာပေတိ၊ မျှစေ၏၊ ဣတံအယံ၊ ဤသည်လျှင်၊
 ရာဇာဝရေဋ္ဌံဝိဇိတံပဟာယာယံ၊ ပဒယ၊ ရာဇာဝရေဋ္ဌံဝိဇိတံပဟာယာယံ
 ဝေ၊ ပုန်၏၊ အတ္ထော၊ အနက်၊ ညည်း၊ ရွတ်သောနကော၊ ကြံ့ချိုနှင့်အထူး
 ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သော၊
 စစ္စကသမ္ပုဒ္ဓါ၊ ထိုအရှင်ပစ္စကဗုဒ္ဓါသည်၊ နောစေလတေထနိ ပတ္တံသ
 ဟာယံ၊ သဒ္ဓိံစရံသာဓု၊ ဝိဟာရိဗိနုရာဇာဝရေဋ္ဌံဝိဇိတံပဟာယံ၊ ဧကော
 စရေဝုဗိသာဏကပ္ပေါတာ၊ နောစေလတေထနိပတ္တံသဟာယံ၊ သဒ္ဓိံစရံ
 သာဓုဝိဟာရိဗိနု၊ ရာဇာဝရေဋ္ဌံဝိဇိတံပဟာယံ၊ ဧကောစရေဝုဗိသာဏ
 ကပ္ပေါဟူ၍၊ အဘာ၊ ဆိုပြီး ။

သဟာယသမ္ပဒံ၊ သိသစသောကျေးဇူးနှင့်ပြည့်စုံသော အပေါင်အဖော်
 ၏ပြည့်စုံခြင်းကို၊ အတ္ထံ၊ စင်စစ်အားဖြင့်လျှင်၊ ပသံသာမ၊ ဝါတ်၊ မြီးပွမ်းကုန်
 ၏၊ သေဋ္ဌံ၊ သိသစသောအားဖြင့်မိမိထက်မြက်ကုန်သော၊ သမာ၊ ဂုဏ်
 အားဖြင့်မိမိနှင့်တူကုန်သော၊ သဘာယော၊ အဖော်တို့ကို၊ သေဝိတဗ္ဗံ၊ ဖြစ်

အဝ်ကုန်၏။ ဧကော၊ ဤသို့သဘောရှိကုန်၊ သာအဖေါ်တို့ကို၊ အသဒ္ဓါ၊ မဂ္ဂဇာန်
 အံ၊ အနာဝဇ္ဇဘောဇီ၊ မိစ္ဆာဒီဝကိုကြင်၍ တရားနှင့်အညီ ရသမြင့်အပြစ်
 မရှိသော ဘောဇဉ်ရှိသည် ဖြစ်၍၊ ခဝ်ပိသၢဝဏကဗျော၊ ကြံ့ချိုနှင့်အတူ၊
 ဧကော၊ အဖေါ်မရှိဘဝါးတည်း၊ စပေ၊ ကျင့်ရာ၏။ အဒ္ဓါပသံသာမသ
 ဟာယသမ္ပဒန္တိ ဧတ္ထပဒေ၊ အဒ္ဓါပသံသာမသဟာယသမ္ပဒံဟူသော ဤပုန်
 ဌ်၊ အဒ္ဓါတံ၊ အဒ္ဓါဟူသည့်ကား၊ ဧကံသဝစနံ၊ စင်စစ်ကိုဟောသောသဒ္ဓါ
 တည်း၊ နိဿံသယဝစနံ၊ သံသယမရှိသည်ကိုဟောသော သဒ္ဓါဟည်း၊
 နိက္ကဓိဝစနံ၊ ယုံမှားခြင်းမရှိသည်ကိုဟောသောသဒ္ဓါတည်း၊ အဒ္ဓေဇ္ဇကဝစနံ၊
 အပြစ်မရှိသည်ကို ဟောသောသဒ္ဓါတည်း၊ အဒ္ဓေဇ္ဇကဝစနံ၊ နှလုံးနှစ်ခွမရှိ
 သည်ကိုဟောသော သဒ္ဓါတည်း၊ အပတ္တကဝစနံ၊ အပြန်အပျင်းကင်းသည်
 ကိုဟောသော သဒ္ဓါတည်း၊ နိယောဂဝစနံ၊ ယှဉ်ဘက်ကင်းသောသဒ္ဓါ
 တည်း၊ အဒ္ဓါတိဧတံ၊ အဒ္ဓါဟူသောဤသဒ္ဓါသည်၊ အဝတ္ထာပနဝစနံ၊ အပြ
 သက်၍တည်သည်ကို ဟောသောသဒ္ဓါတည်း၊ ယောသော သဟာယော၊
 အကြင်အဖေါ်သည်၊ အသေက္ခေန၊ အသေက္ခဖြစ်သော၊ သီလက္ခန္ဓေန၊
 သီလကျေးဇူးနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ အသေက္ခ
 န၊ အသေက္ခဖြစ်သော၊ သမာဓိက္ခန္ဓေန၊ ဝီရိယသတိနှင့်ယှဉ်သောသမာဓိ
 ကျေးဇူးနှင့်၊ အသေက္ခေန၊ အသေက္ခဖြစ်သော၊ ပညာက္ခန္ဓေန၊ ပညာကျေး
 ဇူးနှင့်၊ အသေက္ခေန၊ အသေက္ခဖြစ်သော၊ ဝိမုတ္တိက္ခန္ဓေန၊ ဗလဝိမုတ္တိကျေး
 ဇူးနှင့်၊ အသေက္ခေန၊ အသေက္ခဖြစ်သော၊ ဝိမုတ္တိဉာဏဒဿ နက္ခန္ဓေန၊
 ပစ္စဝေက္ခနာကျေးဇူးနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။
 အယံ၊ ဤသို့သဘောရှိသော သူကို၊ သဟာယသမ္ပဒံ၊ အဆွေခင်ပွန်း၏
 ပြည့်စုံခြင်းဟူ၍၊ ဝုပ္ပတံ၊ ဆိုအပ်၏။ အဒ္ဓါပသံသာမသဟာယသမ္ပဒန္တိ၊
 အဒ္ဓါပသံသာမသဟာယသမ္ပဒံ ဟူသည်ကား၊ သဟာယသမ္ပဒံ၊ အဆွေ
 ခင်ပွန်း၏ပြည့်စုံခြင်းကို၊ ပသံသာမ၊ ငြိမ်းပွန်းကုန်၏။ ထောမေမ၊ ထောမနာ
 ကုန်၏။ ကိတ္တေမ၊ ကြော်ငြာကုန်၏။ ဝတ္ထေမ၊ ကျေးဇူးကို ဆိုကုန်၏။
 ဣတိအယံ၊ ဤသည်လျှင်၊ အဒ္ဓါပသံသာမသဟာယသမ္ပဒန္တိ ပဒသ၊ အဒ္ဓါ
 ပသံသာမသဟာယသမ္ပဒံ ဟူသောပုန်၏။ အတ္ထော၊ အနက်တည်း၊ သေဠာ
 သမာသေ ဝိတဗ္ဗာသဟာယာတံ၊ သေဠာသမာ သေဝိတဗ္ဗာ သဟာယ
 ဟူသည်ကား၊ သီလေန၊ သီလဖြင့်၊ သမာဓိနာ၊ သမာဓိဖြင့်၊ ပညာယ၊
 ပညာဖြင့်၊ ဝိမုတ္တိယာ၊ ဗလဝိမုတ္တိဖြင့်၊ ဝိမုတ္တိဉာဏဒဿနေန၊ ပစ္စဝေက္ခနာ
 ဉာဏ်ဖြင့်၊ သေဠာ၊ ငြိမ်းပွန်းအဝ်ကုန်သော၊ ထောယာယာ၊ အပေါင်းအဖေါ်တို့



သည့်၊ ဟော၌၊ ဖြစ်ကုန်၏၊ သီလေန၊ သီလဖြင့်၊ သမာဓိနာ၊ သမာဓိဖြင့်၊
 ပညာယ၊ ပညာဖြင့်၊ ဝိပုတ္တိယာ၊ ပလေဝိပုတ္တိဖြင့်၊ ဝိပုတ္တိဉာဏဒဿနန၊
 ပဉ္စဂေက္ခနာဉာဏ်ဖြင့်၊ သမာဓိသ၊ တူကုန်သော၊ သဟာယာ၊ အပေါင်း
 အပေါ်တို့သည့်၊ ဟော၌၊ ဖြစ်ကုန်၏၊ သေဋ္ဌာဝါသဟာယ၊ သီလစသည့်
 ဖြင့်၊ မြီးမွှမ်းအပ်ကုန်သော အပေါင်းအပေါ်တို့ကိုလည်းကောင်း၊ သဒိသာဝါ
 သဟာယာ၊ သီလစသည့်ဖြင့်တူသော အပေါင်းအပေါ်တို့ကိုလည်းကောင်း၊
 သေဝိတဗ္ဗာ၊ နှစ်အပ်ကုန်၏၊ ဟေတုဗ္ဗာ၊ ဆည်းကပ်အပ်ကုန်၏၊ ပရိပုတ္တိ၊ သီ
 တဗ္ဗာ၊ အာနိတလဲလဲ ဆည်းကပ်အပ်ကုန်၏၊ ပရိပုတ္တိ၊ တဗ္ဗာ၊ မေးအပ်ကုန်
 ၏၊ ပရိပုတ္တိ၊ နှိုင်းယှဉ်အပ်ကုန်၏၊ ဣတိအထံ၊ ဤသည့်သျှင်၊ သေဋ္ဌာသမာ
 သေဝိတဗ္ဗာ၊ သဟာယာဟံဒေဿ၊ သေဋ္ဌာသမာ၊ သေဝိတဗ္ဗာ၊ သဟာယဟူ
 သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဧတေအထဒ္ဓါ၊ အနုဝဇ္ဇဘောဇ္ဇိတိ၊
 ဧတေအထဒ္ဓါ၊ အနုဝဇ္ဇဘောဇ္ဇိဟူသည့်ကား၊ သေဝဇ္ဇဘောဇီ၊ အပြစ်ရှိသော
 ဘောဇဉ်လျှင်အစာရှိသော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ အတ္ထိ၊ ရှိ၏၊ အနုဝဇ္ဇ
 ဘောဇီ၊ အပြစ်မရှိသောဘောဇဉ်လျှင်အစာရှိသော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊
 အတ္ထိ၊ ရှိ၏၊ သေဝဇ္ဇဘောဇီ၊ အပြစ်ရှိသော ဘောဇဉ်လျှင် အစာရှိသော၊
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ကတမေဝစ၊ အဘယ်နည်း၊ ဣတိ၊ ဤသောသနာတော်၌၊
 ဧကစ္စပပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်၊ ကုဟာနာယ၊ ဤဝက်သဖြင့်၊
 သပနာယ၊ ပြောဟောသဖြင့်၊ နေမိတ္တိကတာယ၊ ဝဇ္ဇည်းနိဝိတ် အကြောင်းကို
 ပြုသဖြင့်၊ နိဂ္ဂေထိကတာယ၊ ဆဲရေးခြင်းစသည်ကို ပြုသောအဖြစ်ဖြင့်၊ သာ
 ဘောနထံနိဇိဂိ သနတာယ၊ သေဝလေတံဖြင့် ထာဝံကိုရှာရှင်းသောအဖြစ်
 ဖြင့်၊ ဒါရုဒါနေန၊ ထင်သစ်ကိုပေးသဖြင့်၊ ဝေဠုဒါနေန၊ ဝါကိုပေးသဖြင့်၊
 ပတ္တဒါနေန၊ သစ်တူကိုပေးသဖြင့်၊ ပုပ္ဖဒါနေန၊ ပန်းပေးသဖြင့်၊ ပထဒါနေန၊
 သစ်ထီးပေးသဖြင့်၊ သိန္နာဒါနေန၊ မေချိုးသစ်ခေါက်ပေးသဖြင့်၊ ဝုဏ္ဏဒါနေ
 န၊ ကသည်မှန်ပေးသဖြင့်၊ မတ္တိကဒါနေန၊ မြေညက်ပေးသဖြင့်၊ ဓန္ဒကဋ္ဌဒါ
 နေန၊ တံပူပေးသဖြင့်၊ ခုခေါဒါနေန၊ မျက်နှာသစ်ပေးသဖြင့်၊ စာထုက
 မျတာယ၊ မိမိကိုယ်ကိုနှိပ်ချွန် ပြောဆိုသဖြင့်၊ မုဂ္ဂသုပ္ပတာယ၊ ဝဲနေဝံဟင်း
 ကဲ့သို့ချွတ်ယွင်းသောစကားကိုဆိုသဖြင့်၊ ပါရိဘူတာယ၊ သူငယ်ကိုနှိပ်
 ထိန်းရပြုသဖြင့်၊ ဝိဗ္ဗိမိထိကတာယ၊ အသေဝေလျှင်ဝင်၍အင်းပျဉ်နှံထိုင်နေ
 သဖြင့်၊ ဝတ္ထုဝိဇ္ဇာယ၊ အိမ်ရာစသည်ကိုဝိတတ်သောအတတ်ဖြင့်၊ ဖာရုဇ္ဈာ
 နဝိဇ္ဇာယ၊ မင်္ဂလ်မှဖိသာဖြစ်သော အတတ်ဖြင့်၊ အင်္ဂါဝိဇ္ဇာယ၊ အင်္ဂါကြီး
 ငယ်သက္ခဏာကိုသိသောအတတ်ဖြင့်၊ နက္ခတ္တဝိဇ္ဇာယ၊ နက္ခတ်တို့၏ ယှဉ်

ခြင်း၌ထိသောအတတ်ဖြင့်၊ နှုတ်ဂမ္ဘေနေန၊ ကမန်သွားသဖြင့်၊ ပတ်ဏဂမ္ဘေနေန၊
သတင်းစကားကို ယူသွားသဖြင့်၊ နေပေသနိယေန၊ သတင်းစကားကို
ဆောင်းယူသွားသဖြင့်၊ ဝေဇ္ဇကဗ္ဗေန၊ ဆေးကုသောအမှုဖြင့်၊ ဝုတကဗ္ဗေန၊
ကမန်အမှုဖြင့်၊ ပိဏ္ဍပဋိပိဏ္ဍကေန၊ သွင်းတုံ့ပေးသဖြင့်၊ ဒါနာနုပ္ပဒါနေန၊
ဣသေသယုတ္တိအား ပေးသဖြင့်၊ အဝေဗ္ဗန၊ တရားနှင့် မထောင်သော၊ ပိသမေ
န တရားနှင့်မညီသောအမှုဖြင့်၊ ထဒ္ဓါ၊ ကိုယ်ဖြင့်မရှိ၊ လက်တွဲ ပိတ်ဖြင့်မရှိ၊
အဓိဂတ္တံ၊ ကောင်းစွာမရှိ၊ ဝိဒ္ဓိတွဲ၊ ဉာဏ်ဖြင့်မရှိ၊ ဝဋီသဘိတွဲ၊ အတန်တ
ထဲလဲမရှိ၊ ဇိပိတ်၊ အသက်ကို၊ ကဗ္ဗေတိ၊ ဓမ္မဇီ၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်
ကို၊ သာဝဇ္ဇဘာဇီ၊ အပြစ်ရှိသောဘောဇဉ်လျှင် အစောတို့၏ယူ၍၊ ပုဂ္ဂတိ၊
ဆိုအပ်၏၊ အနဝဇ္ဇဘာဇီ၊ အပြစ်မရှိသောဘောဇဉ်လျှင် အစောတို့သော၊ ပုဂ္ဂ
လော၊ ပုဂ္ဂိုလ်သည်၊ ကတမောစ၊ အယထံနည်း၊ ဣစ၊ ဤသာသနာတော်၌၊
ကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ နက္ခဟနာယ၊ မလျှိုဝှက်သ
ဖြင့်၊ နသပနာယ၊ မပြောဟောသဖြင့်၊ နနေမိတ္တိကဘာယ၊ ပစ္စည်း၌နိမိတ်အ
ကြောင်းကိုမပြုသဖြင့်၊ နနိဗ္ဗေသိကဘာယ၊ ဆဲရေးခြင်းစသည့်ကိုမပြုသော
အဖြစ်ဖြင့်၊ နယာဘောနယာထံနိဇိဝိယနဘာယ၊ ရသောထာဘိဖြင့်လောဘကို
မရှာဖွေသောအဖြစ်ဖြင့်၊ နဒါရုဒါနေန၊ သစ်ကိုး၌ သစ်ထင်းကိုမပေးသဖြင့်၊
နဝဇ္ဇဒါနေန၊ ဝါးကိုမပေးသဖြင့်၊ နဝတ္ထဒါနေန၊ သစ်ရွက်ကို မပေးသဖြင့်၊
နပုပ္ဖဒါနေန၊ ဝန်းမပေးသဖြင့်၊ နဖလဒါနေန၊ သစ်ဘီးမပေးသဖြင့်၊ နထိန္ဒာန
ဒါနေန၊ ရေချိုး သစ်ခေါက်မပေးသဖြင့်၊ နရုတ္တဒါနေန၊ ကသည်မှန်မပေး
သဖြင့်၊ နမတ္တိကဒါနေန၊ မြေဥက်မပေးသဖြင့်၊ နဒန္တကဋ္ဌဒါနေန၊ တံပူမပေး
သဖြင့်၊ နရခေါဒကဒါနေန၊ မျက်နှာသစ်ရေမပေးသဖြင့်၊ နစာတုကမျာယ၊
မိမိကိုယ်ကိုနှိပ်ချ၍မပြောမဆိုသောအဖြစ်ဖြင့်၊ နရုတ္တယုတ္တဘာယ၊ ဝဲနောက်
ဟင်းကဲ့သို့ညွတ်ယွင်းသောစကားကို မဆိုသဖြင့်၊ နပါဒိဘူတဘာယ၊ သူငယ်
ကိုချိုဖိုးထိန်းရမပြုသဖြင့်၊ နပိဋိသိကဘာယ၊ အစောတလျှင်အိပ်ယိုဝင်၍
အင်းယျဉ်၌မထိုင်နေသဖြင့်၊ နဝတ္ထုပိဇ္ဇာယ၊ အိပ်ရာစသည်ကို သိတတ်
သောအတတ်မသင်သဖြင့်၊ နကိရုတ္တနပိဇ္ဇာယ၊ မင်္ဂလိတ်မှ ပိဏ္ဍဖြစ်သော
အတတ်ကိုမသင်သဖြင့်၊ နအင်္ဂပိဇ္ဇာယ၊ အင်္ဂကြီးငယ် ကုက္ကုတာကိုသိ
သောအတတ်ကိုမသင်သဖြင့်၊ နနက္ခတ္တပိဇ္ဇာယ၊ နက္ခတ်တို့၏ ယျဉ်ခြင်း၌
သိတတ်သောအတတ်ကိုမသင်သဖြင့်၊ နရုတ္တဝေဒန၊ တမန်ပြု၍မသွားသဖြင့်၊
နပဟိနဂမ္ဘေနေန၊ သတင်းစကားကို ဆောင်ယူမသွားသဖြင့်၊ နစေတိပေသနိ
ယေန၊ သတင်းစကားကိုမကောင်မယူခဲ့သဖြင့်၊ နဝဇ္ဇကဗ္ဗေန၊ ဆေးမကုသ

☞

ဖြင့်၊ နဂုဘကဗွေ၊ တမန်အမှုမပြုသဖြင့်၊ နပိဏ္ဍပဒိုပိဏ္ဍကော၊ ဆွမ်းတုံ၊
 မပေးသဖြင့်၊ နဒါနာနုပွဒါနေန၊ ဣယော သူတို့အား မပေးသဖြင့်၊ ဗွေ၊
 တရားနှင့်လျော်သော၊ သမေန၊ တရားနှင့် ညီသောပစ္စည်းဖြင့်၊ လဒ္ဓါ၊ ကိုယ်
 ဖြင့်ရ၍၊ လဘိတွာ၊ ဝိတ်ဖြင့်ရ၍၊ အာဂန္တိ၊ ကောင်းစွာရ၍၊ ဝိဒ္ဓိတွာ၊ ဉာဏ်
 ဖြင့်ရ၍၊ ပဒိုလဘိတွာ၊ အဘန်တလဲလဲရ၍၊ ဇိဝိတံ၊ အသက်ကို၊ ကပ္ပေတိ၊
 ပွေး၏၊ အပယ်ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ အနဝဇ္ဇဘောဇီ၊ အပြစ်မရှိသောဘော
 ဇဉ်လျှင်အစာရှိ၏ဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်၏၊ ဇောအလဒ္ဓါ၊ အနဝဇ္ဇဘောဇီတိ၊
 ဇောအလဒ္ဓါအနဝဇ္ဇဘောဇီဟူသည့်ကား၊ အနဝဇ္ဇဘောဇီ၊ အပြစ်မရှိ
 သောဘောဇဉ်လျှင်အစာရှိကုန်သော၊ ဇော၊ ထိုအဖော်တို့ကို၊ အလဒ္ဓါ၊ ကိုယ်
 ဖြင့်မရကုန်၍၊ အလဘိတွာ၊ ဝိတ်ဖြင့်မရကုန်၍၊ အနဂိဂန္တိ၊ ကောင်းစွာမရ
 ကုန်၍၊ အဝိဒ္ဓိတွာ၊ ဉာဏ်ဖြင့်မရကုန်၍၊ အပုဒိုလဘိတွာ၊ အဘန်တလဲလဲမရ
 ကုန်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇောအလဒ္ဓါ အနဝဇ္ဇဘောဇီတိပဒသ၊
 ဇောအလဒ္ဓါ အနဝဇ္ဇဘောဇီဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝဂ္ဂပိ
 သာယာကပ္ပေါ၊ ကြံချီနှင့်အတူ၊ ဇော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်
 ရာ၏၊ ဝေနေ၊ ထိုကြောင့်၊ သောစရောကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ
 လည်၊ အဒ္ဓါပဝံသာမသဟာယသမ္ပုဒ်သေဋ္ဌာသမာသေဝိတဗ္ဗာသဟာယာ
 ဇောအလဒ္ဓါအနဝဇ္ဇဘောဇီဇော စရေဝဂ္ဂပိသာယာကပ္ပေါတိ၊ အဒ္ဓါပဝံ
 သာမသဟာယသမ္ပုဒ်သေဋ္ဌာ သမာသေဝိတဗ္ဗာသဟာယာ ဇောအလဒ္ဓါ
 အနဝဇ္ဇဘောဇီဇောစရေဝဂ္ဂပိသာယာကပ္ပောဟူ၍၊ အာဟ၊ ဆိုပြီး ။ ။
 (၃) ကမ္မာရုပတ္တန၊ ပန်းထိပ်သည် သားသည်၊ ဒုဝေတုဇထိံ၊ ရှစ်ကက်သော
 ထက်နှို၊ သံစာရသန္တာနိ၊ အချင်းချင်းထိကုန်သော၊ သုဒ္ဓိဋ္ဌိတာနိ၊ ကောင်းစွာ
 ပြီးစေအပ်ကုန်သော၊ သုဝဏ္ဏဿ၊ ရွှေ၏၊ ပတာသရောနိ၊ ပြီးပြီးပြတ်ပြတ်ရှိ
 ကုန်သောလက်ကောက် ဟိုကို၊ ဒိသ္မာ၊ မြင်၍၊ အဝိဂတော၊ ငြိငွေသဖြင့်
 ဝိသနာကိုအားထုတ်၍ ပစ္စေကဗောဓိဉာဏ်ကိုရအပ်၏၊ ဝဂ္ဂပိသာယာက
 ပ္ပေါ၊ ကြံချီနှင့်အတူ၊ ဇော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ ။ ။
 ဒိသ္မာသုဝဏ္ဏဿပတာသရောနိတိ၊ ဒိသ္မာသုဝဏ္ဏဿပတာသရောနိဟူသည့်
 ကား၊ ဒိသ္မာ၊ မြင်၍၊ ပထဝိတွာ၊ စက္ခုဝိညာဉ်ဖြင့်မြင်၍၊ ကုလယဝိတွာ၊ နှိုင်းချီ
 ၍၊ တိရုယိတွာ၊ ခုံစင်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘူတံကတွာ၊ ထင်ရှား
 သည်ကိုပြု၍၊ သုဝဏ္ဏဿတိ၊ သုဝဏ္ဏဿဟူသည့်ကား၊ ဇော၊ ရှေ့ဝာ၊
 ရွှေ၏၊ ပတာသရောနိတိ၊ ပတာသရောနိဟူသည့်ကား၊ ပရိဘုဒ္ဓါနိ၊ စင်ကြယ်ကုန်
 သော၊ ပရိယောဒါတာနိ၊ ပြီးပြီးပြတ်အရောင် ရှိကုန်သောလက်ကောက်တို့

ကို၊ ဣတိအယံ၊ ဤသည်လျှင်၊ ဒိသ္မာသုဝဏ္ဏသယံပတာသယာနိတိပဒသ၊ ဒိသ္မာ
သုဝဏ္ဏသယံပတာသယာ နာနိဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ကမ္မာရ
ပုတ္တေနသုနိဋ္ဌိတာနိတိ၊ ကမ္မာရပုတ္တေနသုနိဋ္ဌိတာနိ ဟူသည်ကား။ သုဝဏ္ဏ
ကာရော၊ ရွှေပန်းထိပ်သည်ကို၊ ကမ္မာရပုတ္တော၊ ကမ္မာရပုတ္တဟူ၍။ ဝုတ္တတိ၊ ဆို
အပ်၏။ ကမ္မာရပုတ္တေနသုနိဋ္ဌိတာနိတိ၊ ကမ္မာရပုတ္တေနသုနိဋ္ဌိတာနိ ဟူသည်
ကား။ ကမ္မာရပုတ္တေန၊ ရွှေပန်းထိပ်သည်သားသည်။ သုနိဋ္ဌိတာနိ၊ ကောင်းစွာ
ပြီးစေအပ်ကုန်သော။ သုကတိနိ၊ ကောင်းစွာပြုအပ်ကုန်ပြီးသော။ သုပရိကမ္မ
ကတာနိ၊ ကောင်းစွာအပြောပြောပြုအပ်ကုန်ပြီးသော။ ဣတိအယံ၊ ဤသည်
လျှင်၊ ကမ္မာရပုတ္တေနသုနိဋ္ဌိတာနိတိပဒသ၊ ကမ္မာရပုတ္တေနသုနိဋ္ဌိတာနိ
ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ သံစာရယန္တာနိ ဒုဝေထုဇထိန္တ
တ္ထပဒေ၊ သံစာရယန္တာနိဒုဝေထုဇထိန္တဟူသောဤပုဒ်၌၊ ဟတ္ထော၊ လက်
ကို၊ ထုဇဇာ၊ ထုဇဟူ၍။ ဝုတ္တတိ၊ ဆိုအပ်၏။ ဧကထိ၊ ဟတ္ထော၊ လက်တတက်၌၊
ဧကုပုရာနိ၊ လက်ကောက်နှစ်ခုတို့သည်။ စာရေန္တိ ယထာ၊ အချင်းချင်းထိ
ကြကုန်သကဲ့သို့၊ ဧဝေဝ၊ ဤအတူသာလျှင်။ သတ္တာ၊ သတ္တဝါတို့သည်။
တဏှာဝေသန၊ တဏှာ၏အစွမ်းဖြင့်၊ ဒိဋ္ဌိဝေသန၊ ဒိဋ္ဌိ၏ အစွမ်းဖြင့်၊ နိရယေ
န၊ ငရဲဖြင့်၊ နိရယေ၊ ငရဲ၌၊ စာရေန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ တိရစ္ဆာနယော
နိယာ၊ တိရစ္ဆာန်၏အမျိုး၌၊ စာရေန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ ဝိတ္တိဝိသယေ၊
ဝိတ္တာတို့နေရာထံ၌၊ စာရေန္တိ၊ ထိပါးညှဉ်းဆဲကုန်၏။ မနုဿယောကော၊ လူ
ထံ၌၊ စာရေန္တိ၊ အချင်းချင်းထိပါးကုန်၏။ ဒေဝလောကော၊ နတ်ပြည်၌၊ စာရေ
န္တိ၊ ထိပါးကုန်၏။ ဂတိယာ၊ ဂတိ၊ ဂတိ၊ ဂတိ၊ ဂတိ၊ ဥပပတ္တိယာ၊ ဖြစ်ခြင်းမှ၊
ဥပပတ္တိ၊ ဖြစ်ခြင်းသို့၊ ပရိသန္ဓိယာ၊ ပရိသန္ဓေမှ၊ ပရိသန္ဓိ၊ ပရိသန္ဓေသို့၊ ထဝေ
န၊ တဝတပါးမှ၊ တဝံ၊ တဝတပါးသို့၊ သံသာရေန၊ ရွှေ ခြင်းတပါးမှ၊ သံသာ
ရံ၊ ရွှေ ခြင်းတပါးသို့၊ ဝရေန၊ ဝရ်တပါးမှ၊ ဝရံ၊ ဝရ်တပါးသို့၊ စာရေန္တိ၊ ထိပါး
နှိပ်စက်ကုန်၏။ သံစာရေန္တိ၊ ပြင်းစွာထိပါးကုန်၏။ သံစာရေန္တာ၊ အချင်း
ချင်းထိပါးကုန်သည်ဖြစ်၍၊ စရန္တိ၊ သွားကုန်၏။ ဝိဟရန္တိ၊ နေကုန်၏။ ဣရိ
ယန္တိ၊ ဣရိယာပုတ်ကိုဖြစ်စေတတ်ကုန်၏။ ဝတ္တန္တိ၊ လည်ကုန်၏။ ပါယေန္တိ၊
စောင်ကုန်၏။ ယပေန္တိ၊ မျှကုန်၏။ ယပေန္တိ၊ မျှစေကုန်၏။ ဣတိအယံ၊ ဤ
သည်လျှင်၊ သံစာရယန္တာနိဒုဝေထုဇထိန္တိပဒသ၊ သံစာရယန္တာနိဒုဝေ
ထုဇထိန္တဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ရွှေဝိသုဒ္ဓါသုတ္တံ၊ ဤ၊ ဤ
နှင့်အတူ။ ဧကော၊ အဖော်မရှိ ဟပါးတည်း။ စရေ၊ ကျင့်ရာ၏။ တေန၊ ထို
ကြောပင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဒိသ္မာသုဝ



ဣန္ဒြေသမာပာပရ်ရာနိ၊ ကမ္မာရပုဒ်ဣန္ဒြေသုနိဗ္ဗိတာနိ၊ သံစာရဏန္တရနိဗ္ဗိတံ၊
ဧကောစရေဝဂ္ဂိယာဏကပ္ပေါတိ ဒိဿာသုဝဏ္ဏသမာပာပရ်ရာနိ၊ ကမ္မာရ
ပုဒ်ဣန္ဒြေသုနိဗ္ဗိတာနိ၊ သံစာရဏန္တရနိ ဝုဇ်ဗျိ၊ ဧကောစရေဝဂ္ဂိ ဝိယာဏ
ကပ္ပေါဟူ၍၊ အာဟ၊ ဆိပြီ။

၆၀) ဧဝံ နုတိယေန၊ ဤသို့မင်းသား၊ ဖြစ်သော အဖေနှင့်၊ သဟ၊ တက္က၊ မမ၊ ဝါ
ဇ္ဇိ၊ ဝါစာတိဏာပေါ၊ စကားပြောဟောခြင်းသည်၊ လည်းကောင်း၊ အဘိ
သန္ဓနာဝါ၊ ထိုမင်းသားနှင့်ထိန္ဒဟ အားဖြင့် မစွန့်မထွတ်ခြင်းသည်၊ လည်း
ကောင်း၊ အသ၊ ဖြစ်ရာ၏၊ အာယတိ၊ နောင်အခါ၌၊ ဧတံ ဟယံ၊ ထိုမင်းသား၌
ချစ်သော အားဖြင့် မစွန့်မထွတ်ခြင်းကြောင့် ဖြစ်သော ဘေးကို၊ သက္ကမာနော
ရှုသည်ဖြစ်၍၊ အဓိဂတော၊ ခဏကပေမိဉာဏ်ကိုရ၏၊ ဝဂ္ဂိယာဏကပ္ပေါ၊
ကြံ့ချီနှင့်အတူ၊ ဧကော၊ အဖေမရှိတပါးတည်း၊ စရေ၊ တွင်ရာ၏။ ဧဝံ
နုတိယေန သဟာမမသဟာ၊ ဧဝံ နုတိယေန သဟာမမသဟာ ဟူသည်ကား၊
တဏှာနုတိယေဝါ၊ တဏှာလျှင် အဖေရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏။ ပုဂ္ဂ
လနုတိယေဝါ၊ ပုဂ္ဂိုလ်လျှင် အဖေရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏။ တဏှာ
နုတိယေ၊ တဏှာလျှင် အဖေရှိသည်၊ ကထံဟောတိ၊ အဘယ်သို့ဖြစ်သ
နည်း၊ တဏှာတိ၊ တဏှာဟူသည်ကား၊ ရူပတဏှာ၊ ရူပါရုံ၌ တပ်တပ်သော
တဏှာ၊ လည်းကောင်း၊ (လ)၊ ဓမ္မတဏှာ၊ ဓမ္မာရုံ၌ တပ်တပ်သော တဏှာ
လည်းကောင်း၊ ယသ၊ အကြင်သူအား၊ သောတဏှာ၊ ဤ၊ တဏှာကို၊ အပ္ပတိ
နာ၊ မပယ်အပ်ကုန်သေး၊ သော၊ ထိုသူကို၊ တဏှာနုတိယေ၊ တဏှာလျှင်
အဖေရှိသော သူဟူ၍၊ ပုဂ္ဂတိ၊ ဆိုအပ်၏။ တဏှာနုတိယေ၊ တဏှာ
တည်းဟူသော အဖေရှိသော၊ ပုဂ္ဂိယေ၊ ယေ၊ ကျားသည်၊ ဒီစာမရွှါနံ၊ ရှည်
စွာသော ကာလပတ်ထုံး၊ သံသာရံ၊ တပြောင်းပြန်ပြန်၊ ဣတ္ထာဝရဉာဏာ
ဝံ၊ ဤဘာမှတပါးသော တဝသို့ဖြစ်ခြင်းတည်းဟူသော၊ သံသာရံ၊ သံသာရာ
ကို၊ နာတိ ဝတ္တတိ၊ မလွန်နိုင်။ ဣတိ ဧဝံ၊ ဤသို့၊ တဏှာနုတိယေဝါ၊ တဏှာ
လျှင် အဖေရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏။ ပုဂ္ဂလနုတိယေ၊ ပုဂ္ဂိုလ်လျှင်
အဖေရှိသည်၊ ကထံဟောတိ၊ အဘယ်သို့ ဖြစ်သနည်း၊ ဣဝ၊ ဤသောက၌၊
ဧကေစ္စော၊ အချို့သော သူသည်၊ နအတ္ထုဟေတု၊ အကျိုးရှိသည်မဟုတ်၊ နကာ
ရေဝဟေတု၊ အကြောင်းရှိသည်မဟုတ်၊ ဥဒ္ဓတော၊ ဟက်ကြွသည်ဖြစ်၍၊
အဂ္ဂာသန္တရိတ္တော၊ မပြင်သက်သော စိတ်ရှိသည်ဖြစ်၍၊ ဧကသဝါ၊ တ
ယောဂ်သော သူအားလည်း၊ နုတိယေ၊ နှစ်ခုမြောက်သည်၊ ဟောတိ၊ ဖြစ်
၏။ ဗ္ဗိန္ဒဝါ၊ နှစ်ယောက်ကုန်သော သူတို့အားလည်း၊ တတိယေ၊ သုံးခု

ခြောက်သည်၊ ဟောတိ၊ ဖြစ်၏။ တိဗ္ဗင်္ဂါ၊ သုံးယောက်ကုန်သော သူတို့အား
 ထည်း၊ စတုတ္ထော၊ လေးယောက်သော အပေါ်သည်၊ ဟောတိ၊ ဖြစ်၏။ တတ္ထ၊
 ထိုအပေါင်းအဖော်၌၊ ဗဟုသုပ္ပဇာဝံ၊ အကျိုးမရှိများစွာသော စကားကို၊
 ပထမတိ၊ ပြောဆို၏။ သေယျထိဒံ၊ အကျိုးမရှိသော စကားသည် အဘယ်
 နည်း၊ ရာဇကထံ၊ မင်းနှင့်စပ်သော စကားထည်းကောင်း။ စောရကထံ၊ မိုး
 သူနှင့်စပ်သော စကား ထည်းကောင်း၊ မဟာမတ္တကထံ၊ အမတ်ကြီးနှင့်
 စပ်သော စကားသည် ကောင်း၊ သေနာကထံ၊ စစ်သည်နှင့် စပ်သော စကား
 ထည်းကောင်း၊ ဘယကထံ၊ ဘေးစကားထည်းကောင်း၊ ယုဒ္ဓကထံ၊ တာ
 တရညီနောင်စစ်ထိုးသော စကားထည်းကောင်း၊ အန္ဓကထံ၊ ထမင်းစကား
 ထည်းကောင်း၊ ဝါနကထံ၊ အဖျော်စကားထည်းကောင်း၊ ဝတ္ထကထံ၊ အဝတ်
 ပုဆိုးစကားထည်းကောင်း၊ ယာနကထံ၊ တွင်းယာဉ်စကားထည်းကောင်း၊
 သယနကထံ၊ အိပ်ရာနေရာစကားထည်းကောင်း၊ မာဿကထံ၊ ပန်းစကား
 ထည်းကောင်း၊ ဝန္ဓကထံ၊ နံ့သာစကားထည်းကောင်း၊ ဥာတိကထံ၊ အဆွေ
 အမျိုးစကားထည်းကောင်း၊ ဝေါမကထံ၊ ရွာစကားထည်းကောင်း၊ နိဂမက
 ထံ၊ နံရံစကားထည်းကောင်း၊ နဝရကထံ၊ မြို့စကားထည်းကောင်း၊ ဇနပဒ
 ကထံ၊ ဇနပုဒ်စကားထည်းကောင်း၊ ဣတ္ထိကထံ၊ မိန်းမစကားထည်းကောင်း
 ပုရိသကထံ၊ ယောကျ်ားစကားထည်းကောင်း သူရကထံ၊ စစ်သူရဲစကား
 ထည်းကောင်း၊ ဝိသိခါကထံ၊ ခရီးစကား ထည်းကောင်း၊ ကုပ္ပဋ္ဌာနကထံ၊
 မေတ္တိစကား ထည်းကောင်း၊ ဝုပ္ပဗေတကထံ၊ လွန်ပြီးသောသူ၏ စကား
 ထည်းကောင်း၊ နာနတ္ထကထံ၊ အထူးထူးသော အကျိုးမရှိသော စကား
 ထည်းကောင်း၊ သေကက္ခာယိကံ၊ လူတို့၏အကြောင်းကိုဆိုသော စကား
 ထည်းကောင်း၊ သမုဒ္ဓက္ခာယိကံ၊ သမုဒ္ဓရာ၏အကြောင်းကိုဆိုသော စကား
 ထည်းကောင်း၊ ဣတိဘဝါဘဝကထံ၊ သဿတဒိဋ္ဌိအစရှိသည်ကိုဆိုသော
 စကားထည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့တည်း၊ ဣမေ၊ ဤအကျိုးမရှိ
 သောစကားတို့ကိုကထေတိ၊ ဆို၏။ ဧဝံ၊ ဤသို့၊ ပုဂ္ဂလဒုတိယော၊ ပုဂ္ဂိုလ်
 သျှင်အဖော်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိအယံ၊ ဤသည်သျှင်၊ ဧဝံဒုတိယေ
 န သဟာမမသောတိ ဝဒသ၊ ဧဝံဒုတိယေန သဟာမမသေ ဟူသောပုဒ်
 ၏အတ္ထော၊ အနက်တည်း၊ ဝါစာဘိလောပေါအဘိသန္ဓနာဝါတိ ဧတ္ထပဒေ၊
 ဝါစာဘိလောပေါအဘိ သန္ဓနာဝါဟူသောဤပုဒ်၌၊ ဗတ္တိံသတိ ရုက္ခာနက
 ထာ၊ သုံးဆွဲနှစ်ပါးသော မင်္ဂလိလံဗုဒ္ဓိသာ ဖြစ်ကုန်သော စကားတို့ကို၊ ဝါ
 စာဘိလောပေါ၊ ဝါစာဘိလောပဟူ၍၊ ပုဂ္ဂဟိ၊ ဆိုအပ်၏။ သေယျထိဒံ၊ ထိုမင်

☞

ဖိုလ်မှဖိလာဖြစ်သောသုံးဆဲ့နှစ်ပါးသောစကားတို့သည် အဘယ်သည်တို့
 နည်း၊ ရာဇာထံ၊ မင်းနှင့်စပ်သော စကားလည်းကောင်း၊(လ)၊ ဣတိဘဝါ
 ဘဝကထံ၊ သဿကဒိဋ္ဌိ အစရှိသော စကား လည်းကောင်း၊ ဣတိဣမေ၊
 ဤသည်တို့တည်း၊ အဘိ သဇ္ဇနာဝါတိ၊ အဘိသဇ္ဇနာဝါ ဟူသည်ကား၊
 တဏှာသဇ္ဇနာစ၊ တဏှာအားဖြင့် ဖွဲ့ခြင်း လည်းကောင်း၊ ဒိဋ္ဌိသဇ္ဇနာစ၊
 ဒိဋ္ဌိအားဖြင့် ဖွဲ့ခြင်း လည်းကောင်း၊ ဣတိ၊ ဤသို့၊ သဇ္ဇနာ၊ ဖွဲ့ခြင်းတို့သည်၊
 ဧ၊ နှစ်ပါးတို့တည်း၊(ပ)၊ အယံ၊ ဤသည်ကား၊ တဏှာသဇ္ဇနာ၊ တဏှာ
 အားဖြင့် ဖွဲ့ခြင်းမည်၏၊(ပ)၊ အယံ၊ ဤသည်ကား၊ ဒိဋ္ဌိသဇ္ဇနာ၊ ဒိဋ္ဌိအားဖြင့်
 ဖွဲ့ခြင်းမည်၏၊ ဣတိအယံ၊ ဤသည်သျှင်၊ ဝါစာဘိယောပေါ အဘိသဇ္ဇနာဝါ
 တိပဒံသ၊ ဝါစာဘိယောပေါ အဘိသဇ္ဇနာဝါ ဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ တေတယံအာယတိံ ပေက္ခမာနောတိတ္ထေပဒေ၊ တေတယံ
 အာယတိံ ပေက္ခမာနော ဟူသောဤပုဒ်၌၊ ဘယန္တိ၊ ဘယံဟူသည်ကား၊
 ဇာတိဘယံ၊ ဇာတိကိုစွဲ၍ ဖြစ်သောကြောက်ခြင်း လည်းကောင်း၊ ဇရာ
 ဘယံ၊ အိုခြင်းကိုစွဲ၍ဖြစ်သော ကြောက်ခြင်း လည်းကောင်း၊ ဗျာဓိဘယံ၊
 အနာကိုစွဲ၍ ဖြစ်သောကြောက်ခြင်း လည်းကောင်း၊ မရဏဘယံ၊ သေ
 ခြင်းကိုစွဲ၍ ဖြစ်သော ကြောက်ခြင်း လည်းကောင်း၊ ရာဇဘယံ မင်း
 ကြောင့် ဖြစ်သောဘေး လည်းကောင်း၊ စောရဘယံ၊ ခိုးယူကြောင့်ဖြစ်
 သောဘေး လည်းကောင်း၊ အဂ္ဂိဘယံ၊ မီးကြောင့် ဖြစ်သော ဘေးလည်း
 ကောင်း၊ ဥဒကဘယံ၊ ရေကြောင့်ဖြစ်သော ဘေးလည်းကောင်း၊ အတ္တဝရူ
 ဝါဒဘယံ၊ မိမိကိုယ်ကို စွပ်စွဲခြင်းကြောင့်ဖြစ်သော ဘေးလည်းကောင်း၊
 ပရာနာဝါ ဒဘယံ၊ သူတပါးတို့ စွပ်စွဲခြင်းကြောင့် ဖြစ်သော ဘေးလည်း
 ကောင်း၊ ဒဏ္ဍဘယံ၊ မင်းဒါဏ်ဝိနည်းဒဏ်ကို စွပ်စွဲ၍ဖြစ်သောဘေးလည်း
 ကောင်း၊ နုဂ္ဂတိဘယံ၊ အပါယ်ကိုစွဲ၍ဖြစ်သောဘေးလည်းကောင်း၊ ဝိမိဘ
 ယံ၊ ထိုင်းတံမှီးကြောင့် ဖြစ်သောဘေး လည်းကောင်း၊ ကုန္တိလဘယံ၊ မီး
 ကျောင်းကြောင့်ဖြစ်သောဘေးလည်းကောင်း၊ အာဝဇ္ဇဘယံ၊ ရေကြောင့်
 ဖြစ်သောဘေးလည်းကောင်း၊ သုသုမာရဘယံ၊ ကြွပ်တန်းသောငါးကြောင့်
 ဖြစ်သောဘေးလည်းကောင်း၊ အာဇီဝကဘယံ၊ အသက်မွေးခြင်းကြောင့်
 ဖြစ်သောဘေးလည်းကောင်း၊ အဝိလောကဘယံ၊ ကဲ့ရဲ့ခြင်းကြောင့်ဖြစ်
 သောဘေးလည်းကောင်း၊ ပရိသာရဇ္ဇဘယံ၊ ပရိသာတ်၌ရှုံ့ရှားခြင်းကြောင့်
 ဖြစ်သောဘေးလည်းကောင်း၊ မဒနဘယံ၊ ရစ်ခြင်းကြောင့်ဖြစ်သော ဘေး
 လည်းကောင်း၊ ဘယာနကံ၊ ကြောက် မှော်သော အခြင်းအရာ လည်း

ကောင်း၊ ဆန္ဒိတတ္တံ၊ ကြောမင်္ဂမင်္ဂသဖြင့် ကိုယ်တုန် ထွပ်သည် အဖြစ်
 သည်းကောင်း၊ သောမဟံသော အပွေးတို့၏အထက်ထိုတက်သောအဖြစ်
 သည်းကောင်း၊ စေတသောဥဗ္ဗဒေါ၊ စိတ်၏အဆောင်ထွင်ဖြစ်ခြင်းသည်
 ကောင်း၊ ဥတြာသော၊ စိတ်၏ထိတ်သန့်ခြင်းသည်ကောင်း၊ ဇေတံဘယံအာ
 ယထိံပေက္ခမာနောတိ၊ ဇေတံဘယံအာယထိံပေက္ခမာနော ဟူသည်ကား၊
 အာယထိံ၊ နောင်အခါ၌၊ ဇေတံဘယံ၊ ဤသို့ချစ်ခြင်းကို မစွန့်မထွတ် ခြင်း
 ကြောင့်ဖြစ်သောဘေးကို၊ ပေက္ခမာနော၊ ဝဲ့သည်ဖြစ်၍၊ ဒက္ခမာနော၊ ထင်
 သည်ဖြစ်၍၊ ဩဇောကာယမာနော၊ ကြည့်သည်ဖြစ်၍၊ နိဗ္ဗာယမာနော၊ ရှု
 သည်ဖြစ်၍၊ ဥပပရိက္ခမာနော၊ ဆင်ခြင်သည်ဖြစ်၍၊ နိဗ္ဗာယမာနော၊ ရှုသည်
 ဖြစ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ ဇေတံဘယံအာယထိံ ပေက္ခမာနောတိပ
 ဒသ၊ ဇေတံဘယံ အာယထိံပေက္ခမာနောဟူသောဝုန်၏၊ အတ္ထော၊ အနက်
 တည်း၊ ခဝ္ဂဝိသာဏကဗျေ၊ ကြံ့ချိုနှင့်အတူ၊ ဇေကော၊ အဖော်မရှိတပါးတည်း၊
 စေရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေဏံ သမ္ပုဇ္ဈေ၊ ထိုအရှင်ပစ္စေ
 ကသမ္ပုဇ္ဈါသည်၊ ဇေံဒုတိယေန သဟာမမဿ၊ ဝါစာဘိသာပေါအဘိသဇ္ဇ
 နာဝါ၊ ဇေတံဘယံအာယထိံပေက္ခမာနော၊ ဇေကောစေရေခဝ္ဂဝိသာဏကဗျေ
 တိ၊ ဇေံဒုတိယေန သဟာမမဿ၊ ဝါစာဘိသာပေါ အဘိသဇ္ဇနာဝါ၊ ဇေ
 တံဘယံအာယထိံပေက္ခမာနောဇေကောစေရေခဝ္ဂဝိသာဏကဗျေဟူ၍၊ အာဟာ၊
 ဆိုပြီ။ ။

ဝိစိတြာ၊ ရူပါရုံစသောအားဖြင့်များသော အပြားရှိ သည်ဖြစ်၍ ဆန်း
 ကြယ်တုန်သော၊ မရုရာ၊ ချိုမြိန်သောအရသာကဲ့သို့ သာယာအပ်တုန်သော၊
 မနောရမာ၊ မလိပ်မာသောသူတို့၏ စိတ်ကိုမွေ့ထွေစေတတ် ကုန်သော၊
 ကာမာ၊ ဝတ္ထုကာမတို့သည်၊ ဝိရူပရူပေန၊ အထူးထူးအပြား ပြားသောသ
 ဘောအားဖြင့်၊ ဝိတ္တံ၊ စိတ်ကို၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ မထေန္တိ၊ နှိပ်နင်း
 ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ကာမရုဇောသု၊ ကာမရုဇာတို့၌၊ အာဒိနံ၊ အ
 ဖြစ်ကို၊ ဒိသ္မာ၊ ဖြစ်၍၊ အဓိဂတော၊ ဝိပဿနာကိုအားထုတ်၍ ပစ္စေကဗောဓိ
 ဥပဇာတ်ကိုရ၏၊ ခဝ္ဂဝိသာဏကဗျေ၊ ကြံ့ချိုနှင့်အတူ၊ ဇေကော၊ အဖော်မရှိတ
 ပါးတည်း၊ စေရေ၊ ကျင့်ရာ၏။ ကာမာဝိစိတြာမရုရာမနောရမာတိတ္ထေ
 ပဒေ၊ ကာမာဝိစိတြာမရုရာမနောရမာဟူသောဤဝုန်၌၊ ကာမာတိ၊ ကာမာ
 ဟူသည်ကား၊ ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့သည်ကောင်း၊ ကိလေသာကာ
 မာစ၊ ကိလေသာကာမတို့သည်ကောင်း၊ ဣတိ၊ ဤသို့၊ ကာမာ၊ ကာမတို့
 သည် ဥဒါနတော၊ အရအားဖြင့်၊ နေ့နှစ်ပါးတို့တည်း၊ (ပ)၊ ဣမေ၊ ဤသည်တို့

ကို၊ ဝတ္ထုကား၊ ဝတ္ထုကားမတို့ဟူ၍၊ ဝတ္ထု၊ ဆိုအပ်ကုန်၏။ (ပ)။ ဣမေ၊ ဤ
သည့်တို့ကို၊ ကိလေသကား၊ ကိလေသကားမတို့ဟူ၍၊ ဝတ္ထု၊ ဆိုအပ်
ကုန်၏။ ဝိဝိကြာတိ၊ ဝိဝိကြာ ဟူသည့်ကား၊ နာနာဝတ္ထု၊ အထူးထူး အပြား
ပြားသဘော ရှိကုန်သော၊ ရူပါ၊ ရူပါရုံတို့လည်းကောင်း၊ နာနာဝတ္ထု၊ အ
ထူးထူးအပြားပြားသဘောရှိကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့လည်းကောင်း၊ နာ
နာဝတ္ထု၊ အထူးထူးအပြားပြားသဘောရှိကုန်သော၊ ဂန္ဓာ၊ ဂန္ဓာရုံတို့လည်း
ကောင်း၊ နာနာဝတ္ထု၊ အထူးထူးအပြားပြား သဘောရှိကုန်သော၊ ရသော၊
ရသာရုံတို့လည်းကောင်း၊ နာနာဝတ္ထု၊ အထူးထူးအပြားပြားသဘော ရှိကုန်
သော၊ ဣန္ဒြာ၊ ကောင်းကုန်သော၊ ကန္တာ၊ နှစ်လိုအပ်ကုန်သော၊ မနာပါ၊ နှလုံး
ကိုပွားစေတတ်ကုန်သော၊ ဝိယရူပါ၊ ချစ်အပ်သောသဘောရှိကုန်သော။ ကာ
မူပသံဟိတာ၊ ကာမနှင့်စပ်ကုန်သော၊ ရေဒိယာ၊ တပ်အပ် ကုန်သော၊ မရ
ရာ၊ သာယာအပ်ကုန်သော၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ ဟိသ
တ္ထံ၊ မှန်၏။ ဘဂဝဘာ၊ မြတ်စွာဘုရားသည်၊ ဇေတံဝစနံ၊ ဤဆိုလတ္တံ့ သောစ
ကားကို၊ ဝတ္ထု၊ ဖော်တော်မူအပ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမဂုဏာ၊ ကာ
မဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ပဉ္စ၊ ငါးပါးတို့ဟူသည်၊ က
တမေ၊ အဘယ်သည်တို့နည်း၊ ဣန္ဒြာ၊ ကောင်းကုန်သော၊ ကန္တာ၊ နှစ်လိုအပ်
ကုန်သော၊ မနာပါ၊ နှလုံးကိုပွားစေတတ်ကုန်သော၊ ဝိယရူပါ၊ ချစ်အပ်သော
သဘောရှိကုန်သော၊ ကာမူပသံဟိတာ၊ ကာမနှင့်စပ်ကုန်သော၊ ရေဒိယာ၊
တပ်အပ်ကုန်သော၊ စက္ခုဝိညေယျာ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်ကုန်သော၊
ရူပါ၊ ရူပါရုံတို့လည်းကောင်း၊ သောတဝိညေယျာ၊ သောတဝိညာဉ်ဖြင့်သိအပ်
ကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့လည်းကောင်း၊ စာနဝိညေယျာ၊ စာနဝိညာဉ်
ဖြင့်သိအပ်ကုန်သော၊ ဂန္ဓာ၊ ဂန္ဓာရုံတို့လည်းကောင်း၊ ဇိဝှာဝိညေယျာ၊ ဇိဝှာ
ဝိညာဉ်ဖြင့်သိအပ်ကုန်သော၊ ရသော၊ ရသာရုံတို့ လည်းကောင်း၊ ကာယဝိ
ညေယျာ၊ ကာယဝိညာဉ်ဖြင့် သိအပ်ကုန်သော၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့
လည်းကောင်း၊ ဣတိဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ ဣမေခေပဉ္စ၊ ဤငါးပါးတို့ တည်း၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ ဣမေပဉ္စကာမဂုဏေ၊ ဤငါးပါးသောကာမဂုဏ်တို့ကို၊ ပရိစ္စ၊
စွဲ၍၊ ခေါ၊ စင်စစ်၊ ယံသုခံ၊ အကြင်ချမ်းသာသည်၊ ယံသောမနသံ၊ အကြင်
ဝမ်းမြောက်ခြင်းသည်၊ ဥပ္ပန္နတိ၊ ဖြစ်၏ ။ ဣဒံ၊ ဤချမ်းသာခြင်းဝမ်းမြောက်
ခြင်းကို၊ ကာမသုခံ၊ ကာမကိုစွဲ၍ဖြစ်သောချမ်းသာဟူ၍၊ မိဋ္ဌသုခံ၊ သူယုတ်
တို့သည်ခံစားအပ်သောချမ်းသာဟူ၍၊ ပုထုဇ္ဇနသုခံ၊ ပုထုဇ္ဇာတို့သည်ခံစား

၂၂

အပ်သောချမ်းသာဟူ၍၊ အနုနယသုခံ၊ ချစ်အပ်သော ချမ်းသာဟူ၍၊ ဝုပ္ပန္နိ၊
ဆိုအပ်ကုန်၏။ တဿသုခဿ၊ ထိုချမ်းသာကို၊ နုသေဝိတဗ္ဗံ၊ မရှင်အပ်၊ န
ဘာဝေတဗ္ဗံ၊ မပွားစေအပ်၊ နုဗဟုလိကာတဗ္ဗံ၊ အကြိုင်များစွာမပြုအပ်၊ န
သာယိတဗ္ဗံ၊ မသာယာအပ်၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊ ဟောတော်မူ၏။ ဣတိအ
ယံ၊ ဤသည်လျှင်၊ ကာမာဝိစိတြာမရုရာတိပဒဿ၊ ကာမာဝိစိတြာမရုရာဟု
သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ မနောရမာတိ ဧတ္ထပဒေ၊ မနောရမာဟု
သောဤပုန်၌၊ မနောတိ၊ မနဟူသည်ကား၊ ယံစိတ္တံ၊ အကြင်ဆန်းကြယ်
သောစိတ်ထည်းကောင်း၊ (လ)၊ တဇ္ဇမနောဝိညာဏာတေ၊ ထိုစိတ်တည်း
ဟူသောမနော ဝိညာဏ်သတ်ထည်းကောင်း၊ မနောရမေန္တိ၊ စိတ်ကိုမွှေး
ထောင်စေတတ်ကုန်၏။ ထောမေန္တိ၊ ဝမ်းမြောက် စေတတ်ကုန်၏။ တော
သေန္တိ၊ နှစ်သက်စေတတ်ကုန်၏၊ ပဟာသေန္တိ၊ ရွှင်စေတတ်ကုန်၏။ ဣတိ
အယံ၊ ဤသည်လျှင်၊ ကာမာဝိစိတြာမရုရာမနောရမာတိပဒဿ၊ ကာမာဝိ
တြာမရုရာမနောရမာဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဝိဂ္ဂုပရူပနမ
ထေန္တိ၊ ဝိက္ကန္တိ၊ ဝိဂ္ဂုပရူပနမထေန္တိ၊ ဝိတ္တံဟူသည်ကား၊ နာနာဝဇ္ဇေဟိ၊ အ
ထူးထူးသောသဘောရှိကုန်သော၊ ရူပေဟိ၊ ရူပါရုံတို့ဖြင့်၊ (ပ)၊ နာနာဝဇ္ဇေ
ဟိ၊ အထူးထူးသောသဘောရှိကုန်သော၊ ဗောဋ္ဌဗ္ဗေဟိ၊ ဗောဋ္ဌဗ္ဗာရုံတို့ဖြင့်၊
ဝိတ္တံ၊ စိတ်ကို၊ မထေန္တိ၊ ဝမ်းမြောက်တောင့်တစေကုန်၏။ တောသေန္တိ၊ နှစ်
သက်စေတတ်ကုန်၏၊ ပဟာသေန္တိ၊ ရွှင်စေတတ်ကုန်၏။ ဣတိအယံ၊ ဤ
သည်လျှင်၊ ဝိဂ္ဂုပရူပနမထေန္တိ၊ ဝိက္ကန္တိ၊ ပဒဿ၊ ဝိဂ္ဂုပရူပနမထေန္တိ၊ ဝိတ္တံ
သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ အာဒိနဝံကာမဂုဏေသုဒိသ္ဗာတိ၊ အာ
ဒိနဝံကာမဂုဏေသုဒိသ္ဗာဟူသည်ကား၊ ဟိသစ္စံ၊ မှန်၏။ ဘဂဝတာ၊ မြတ်စွာ
ဘုရားသည်၊ ဧတံဝစနံ၊ ဤဆိုလတ္တံ့သောစကားကို၊ ဝုတ္တံ၊ ဟောတော်မူ
အပ်ပြီး၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမာနံ၊ ကာမတို့၏။ အာဒိနဝေ၊ ယုတ်သော
အပြစ်သည်၊ ကောစ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤထောက
ဋ္ဌံ၊ ကုလပုတ္တော၊ အမျိုးသားသည်၊ ယေနယိပ္ပဋ္ဌာနေန၊ အကြင် အတတ်ဟူ
သောအသက်မွေးကြောင်းဖြင့်၊ ဇီဝိတံ၊ အသက်မွေးခြင်းကို၊ ကပ္ပေဟိ၊ ပြု
၏၊ မုဒ္ဒါယ၊ သက်ဆစ်ချိုး၍ရေတွက်သောအတတ်ဖြင့်၊ ယဒိကပ္ပေဟိ၊ အ
ကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊ ဝဏနာယ၊ တခုမှစ၍ကိုးခု အဆုံးရှိသော
ရေတွက်ခြင်းဝဏန်းအတတ်ဖြင့်၊ ယဒိကပ္ပေဟိ၊ အကယ်၍ အသက်မွေး
ခြင်းကိုပြုအံ့၊ သင်္ခါနေန၊ အပေါင်းကို ရေတွက်ခြင်းဖြင့်၊ ယဒိကပ္ပေဟိ၊ အ
ကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊ ကယိယာ၊ လယ်လုပ်သဖြင့်၊ ယဒိကပ္ပေ

တိ၊ အကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊ ဝါဏိဇာယ၊ ကုန်သွယ်သဖြင့်၊
 ယဒိကပ္ပေတိ၊ အကယ်၍ အသက် မွေးခြင်းကိုပြုအံ့၊ ဂေါရက္ခေန၊ နွား
 မွေးသဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊ ဣဿ
 က္ခေန၊ ထေးအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ အသက်မွေးခြင်းကို
 ပြုအံ့၊ ရာဇပေါရိသေန၊ မင်းရှုထမ်းသဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ အ
 သက်မွေးခြင်းကိုပြုအံ့၊ သိပ္ပညာဟရေန၊ ဆိုအပ်ခဲ့ပြီးသောအတတ်မှတစ်ပါး
 သောအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊
 သိတဿ၊ အချမ်းဖြင့်၊ ပုရက္ခတော၊ နှိပ်စက်သည်ဖြစ်၍၊ ဥဏ္ဍဿ၊ အပူဖြင့်၊
 ပုရက္ခတော၊ နှိပ်စက်သည်ဖြစ်၍၊ ဝုသမကသဝါတာတပ သရိသပသမ္ပ
 သေဟိ၊ ခြင်္သေ့လေးနေပူရွှေကင်းသန်းကို၏အထွေအမြောက်ဖြင့်၊ သမ္ပဿမာ
 နော၊ နှိပ်စက်သည်ဖြစ်၍၊ ရပ္ပိဒါယာယ၊ ပွတ်သိပ်ခြင်းဖြင့်၊ ဝိဇ္ဇိယမာနော၊
 နှိပ်စက်သည်ဖြစ်၍၊ ယဒိကပ္ပေတိ၊ အကယ်၍ အသက်မွေးခြင်းကိုပြုအံ့၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤအချမ်းအစရှိသည်ဖြင့် နှိပ်စက်ခြင်းသဘော
 သည်၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဝေါ၊ အပြစ်တည်း၊ သန္တိဗ္ဗိကော၊ မျက်
 မှောက်၌ ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအပေါင်းသည်၊ ကာမဟေတု၊
 ကာမလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်
 ၍၊ ကာမဓိကရဏံ၊ ကာမလျှင်ဘည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊
 ဟေတုဝေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေံ၊
 ဤသို့၊ ဥဏ္ဍဟတော၊ အားထုတ်သော၊ စာဒ္ဒသတော၊ စေ့ဆော်သော၊ ဝါယာ
 မတော၊ လုံ့လပြုသော၊ တဿကုသပုတ္တဿ၊ ထိုအမျိုးသားအား၊ တေ
 ဘောဂါ၊ ထိုဘောင်ဟူသောစည်းစိမ်တို့သည်၊ ဝေဒနာဘိနိပ္ပန္နန္တိ၊ အကယ်၍
 မပြီးတုန်အံ့၊ သော၊ ထိုအမျိုးသားသည်၊ မေ၊ ဝါ၏၊ ဥဋ္ဌါနံ၊ အားထုတ်ခြင်း
 သည်၊ မောဗံဝတ၊ အချည်းနှီးရှိသောစွာမေ၊ ဝါ၏၊ ဝါယာမော၊ လုံ့လပြုခြင်း
 သည်၊ အပလောဝတ၊ အကျိုးမရှိသောစွာကား၊ ဣတိ၊ ဤသို့၊ သောစတိ၊
 စိုးရိမ်၏၊ ကိဿမတိ၊ ပင်ပန်း၏၊ ပရိဒေဝတိ၊ ပိုကြွေး၏၊ ဥက္ကာလိံ၊ ရင်တတ်
 တီး၍၊ ကန္တဘိ၊ ပို၏၊ သဒ္ဓေတံ၊ ပြင်းစွာတွေပေခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်
 ၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤသို့၊ စိုးရိမ်ပင်ပန်းခြင်းပသော ဆင်းရဲ
 သဘောသည်လည်း၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဝေါ၊ အပြစ်တည်း၊ သန္တိ
 ဗ္ဗိကော၊ မျက်မှောက်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအပေါင်းသည်၊ ကာ
 မဟေတု၊ ကာမလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလ
 ရှိသည်ဖြစ်၍၊ ကာမဓိကရဏံ၊ ကာမလျှင်ဘည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊



ကာမတို့၏၊ ဟောတုဇေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏၊ ဘိက္ခုဇေ၊
ရဟန်းတို့၊ ဝေံ၊ ဤသို့၊ ဥဠါဟဇေ၊ အားတုတ်သော၊ စာနုယဇေ၊ စေ
ဆော်သော၊ ဝါယာမဇေ၊ လုံ့လပြုသော၊ တဇေ၊ ကုလသုတ္တံ၊ ထိုအ
မျိုးသားအား၊ တေဘောဂါ၊ ထိုတောင့်တသောစည်းစိမ်တို့သည်၊ စေအ
ဘိနိပ္ပန္နန္တိ၊ အကာယ်၍ပြီးကုန်အံ့၊ သော၊ ထိုအမျိုးသာသည်၊ တေသံဘော
ဂါနံ၊ ထိုစည်းစိမ်တို့ကို၊ အာရက္ခမိကရဏံ၊ စောင့်ရှောက် ခြင်းလျှင်အ
ကြောင်းရှိသော၊ ရက္ခိကိဝိယံ၏ဆင်းရဲခြင်းကို၊ ဒေါမဒဿံ၊ စိတ်၏ဆင်းရဲ
ခြင်းကို၊ ပဋိသံဝေဒေတိ၊ ခံစားရ၏၊ ကိန္တိ၊ အဘယ်သို့သောအကြောင်းဖြင့်၊
မေ၊ ဝါ၏၊ တောဂါနံ၊ စည်းစိမ်တို့ကို၊ ရာဇာနော၊ မင်းတို့သည်၊ နေဝဟရေ
ယျ၊ မဆောင်ကုန်အံ့၊ နည်း၊ စောရာ၊ ခိုးသူတို့သည်၊ နဟရေယျ၊ မဆောင်
ကုန်အံ့နည်း၊ အဂ္ဂိ၊ မီးသည်၊ နုဗ္ဗဟယျ၊ မဆောင်အံ့နည်း၊ ဥဒကံ၊ ရေသည်၊
နဝဟယျ၊ မမြောအံ့နည်း၊ အပ္ပိယာ၊ မချစ်မနှစ်သက်အပ်သော၊ ဒါယာဒါ၊
အမွေခံတို့သည်၊ နဟရေယျ၊ မဆောင်ကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ ပဋိသံ
ဝေဒေတိ၊ ကိုယ်၏ဆင်းရဲခြင်းစိတ်၏ ဆင်းရဲခြင်းကိုခံ၏၊ ဝေံ၊ ဤသို့၊
အာရက္ခတော၊ စောင့်ရှောက်သော၊ ဂေါပယတော၊ လုံ့လပြုစေသော၊ တဿ၊
ထိုအမျိုးသား၏၊ တေဘောဂေ၊ ထိုစည်းစိမ်တို့ကို၊ ရာဇာနောဂါ၊ မင်းတို့
သည်မူလည်း၊ ဟရန္တိ၊ ဆောင်ကုန်၏၊ စောရာဂါ၊ ခိုးသူတို့သည်မူလည်း၊
ဟရန္တိ၊ ဆောင်ကုန်၏၊ အဂ္ဂိဂါ၊ မီးသည်မူလည်း၊ နုဗ္ဗဟတိ၊ မဆောင်၏၊ ဥဒ
ကံဂါ၊ ရေသည်မူလည်း၊ ဝဟတိ၊ မျော၏၊ အပ္ပိယာ၊ မချစ်မနှစ်သက်သောဒါ
ယာဒါဂါ၊ အမွေခံတို့သည်လည်း၊ ဟရန္တိ၊ ဆောင်ကုန်၏၊ သေ၊ ထိုအမျိုးသား
သည်၊ ယံ၊ အကြင်ဥစ္စာသည်၊ မေ၊ ဝါအား၊ အဟောယိ၊ ဖြစ်တူးပြီး၊ တံပိ၊
ထိုဥစ္စာသည်လည်း၊ နော၊ ဝါတို့အား၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ သောစတိ၊ စိုး
ရိမ်၏၊ (ဝ)၊ သဗ္ဗောဟံ၊ တွေဝေခြင်းသို့၊ အာပန္နတိ၊ ရောက်၏၊ ဘိက္ခုဇေ၊
ရဟန်းတို့၊ အယံပိ၊ ဤသို့စိုးရိမ်ပင်ပန်ခြင်းစေ၊ သာဆင်းရဲ သဘောသည်
လည်း၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဝေါ၊ အပြစ်တည်း၊ သန္တိဗ္ဗိကော၊ မျက်
ရှောက်ခွံဖြစ်သော၊ ရက္ခိက္ခန္ဓော၊ ဆင်းရဲအပေါင်းသည်၊ ကာမာဟေတု၊
ကာမလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်
၍၊ ကာမာမိကရဏံ၊ ကာမလျှင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏
ဟောတုဇေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏၊ ဘိက္ခုဇေ၊ ရဟန်းတို့၊ ဝုန၊
တဘနံ၊ ပရံစ၊ တပ၊ လည်း၊ ကာမဟေတု၊ ကာမလျှင်အကြောင်းရှိသည်
ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်၍၊ ကာမာမိကရဏံ၊ ကာမ

သျှင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟေတုဇေ၊ အကြောင်း
 ကြောင့်သာသျှင်၊ ရာဇာဇနာပိ၊ မင်းတို့သည်လည်း၊ ရာဇုဟိ၊ မင်းတို့နှင့်၊
 ဝိဝဒန္တိ၊ ခိုက်ရန်ပြုကုန်၏၊ ခတ္တိယာပိ၊ လယ်ရှင်တို့သည်လည်း၊ (ပ)၊ ဗြာဟ္မ
 ဏာပိ၊ ပုဂ္ဂိုလ်တို့သည်လည်း၊ (ပ)၊ ဂဟပတိပိ၊ သူကြွယ်တို့သည်လည်း၊
 ဂဟပတိဟိ၊ သူကြွယ်တို့နှင့်၊ ဝိဝဒန္တိ၊ ခိုက်ရန်ပြုကုန်၏၊ မာတာပိ၊ အမိ
 သည်လည်း၊ ပုဗ္ဗတ္တန၊ သားနှင့်၊ ဝိဝဒတိ၊ ခိုက်ရန်ပြု၏၊ ပုတ္တောပိ၊ သားသည်
 လည်း၊ မာဘရာ၊ အမိနှင့်၊ ဝိဝဒတိ၊ ခိုက်ရန်ပြု၏၊ ပိတာပိ၊ အဘသည်လည်း၊
 ပုတ္တောန၊ သားနှင့်၊ ပုတ္တောပိ၊ သားသည်လည်း၊ ပိတာရာ၊ အဘနှင့်၊ ဘာတာပိ၊
 မောင်သည်လည်း၊ ဘာဂိနိယာ၊ နှမနှင့်၊ ဘာဂိနိပိ၊ နှမသည်လည်း၊ ဘာတရာ၊
 မောင်နှင့်၊ သဟာဘောပိ၊ အဆွေခင်ပွန်းသည်လည်း၊ သဟာယောန၊ အ
 ဆွေခင်ပွန်းနှင့်၊ ဝိဝဒတိ၊ ခိုက်ရန်ပြု၏၊ ဧတေ၊ ထိုမင်းအစရှိသောသူတို့သည်
 တတ္ထ၊ ထိုကာမဂုဏ်ဟူသော အကြောင်းကြောင့်၊ ကသဟာပိဂ္ဂဟာပိဝါဒါ
 ပန္နာ၊ ခိုက်ရန်ပြုခြင်းငြင်းခုံခြင်းသက်ခြေ ထိပါး၍ခိုက်ရန်ပြုခြင်းသို့ ရောက်
 ကုန်သည်ဖြစ်၍၊ အညမညံ၊ အချင်းချင်း၊ ပါဏီဟိပိ၊ လက်တို့ဖြင့်လည်း၊
 ဥပတ္တမန္တိ၊ ပုတ်ခတ်ကုန်၏၊ ယေဒ္ဓျဟိပိ၊ ခဲတို့ဖြင့်လည်း၊ ဥပတ္တမန္တိ၊ ပစ်
 ခတ်ကုန်၏၊ ဒဏ္ဍေဟိပိ၊ တုတ်ထုဒါဏ်တို့ဖြင့်လည်း၊ ဥပတ္တမန္တိ၊ ရိုက်နှက်
 ကုန်၏၊ သဗ္ဗေဟိပိ၊ ဓားတို့ဖြင့်လည်း၊ ဥပတ္တမန္တိ၊ ခုတ်ကုန်၏၊ ဧတေ၊ ထို
 သူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊ မရုဏ်ပိ၊ သေခြင်းသို့လည်း၊ ဝစ္ဆန္တိ၊ ရောက်
 ကုန်၏၊ မရဏမတ္တံ၊ သေလောက်ရုံမျှသော၊ ဒုက္ခံပိ၊ ဆင်းရဲခြင်းသို့လည်း၊
 ဝစ္ဆန္တိ၊ ရောက်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံပိ၊ ဤသို့ထက် စသည်ဖြင့်
 ညည်းဆဲခြင်းသဘောသည်လည်း၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဇေ၊ အပြစ်
 တည်း၊ သန္တုဗ္ဗိကော၊ မျက်မှောက်ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအပေါင်း
 သည်၊ ကာမဟေတု၊ ကာမလျှင် အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ
 ကာမလျှင် မူလရှိသည်ဖြစ်၍၊ ကာမာမိကရဏံ၊ ကာမလျှင် တည်ရာရှိ
 သည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟေတုဇေ၊ အကြောင်း ကြောင့်သာ
 သျှင်ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တတန်၊ ပယံစ၊ တပါးလည်း၊ ကာမ
 ဟေတု၊ ကာမလျှင် အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်
 မူလရှိသည်ဖြစ်၍၊ ကာမာမိကရဏံ၊ ကာမလျှင်တည်ရာ ရှိသည်ဖြစ်၍၊
 ကာမာနံ၊ ကာမတို့၏၊ ဟေတုဇေ၊ အကြောင်း ကြောင့်သာသျှင်၊ အသိ
 စန္ဒံ၊ သန်ထျက်ချပ်ကို၊ ဂဟေတွာ၊ ယူ၍၊ ခန္ဓကဿာပံ၊ လေးတောင့်ကို၊
 သန္တုယိတွာ၊ လွယ်၍၊ ဥဘဟောပိရုဠံ၊ နှစ်ဘက် စစ်ဆိုင်သော၊ သင်္ဂါမိ၊

စစ်သည် တောင်သို့၊ ဥသုဿု၊ ခြားတို့ကို၊ ဝိပမာနေသုပိ၊ ပစ်ကုန်သော်
လည်း၊ သတ္တိသု၊ ထွံတို့ကို၊ ဝိပမာနာသုပိ၊ ထိုးကုန်သော်လည်း၊ အသိသု၊
သန်လျက်တို့ကို၊ ဝိဇ္ဇောတန္တေသုပိ၊ တလျှပ်လျှပ် ဝင့်ကုန်သော်လည်း၊
ပက္ခန္ဓန္တိ၊ ဝင်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ တတ္ထ၊ ထိုစစ်သည်၊ ဘာဝင်၌၊
ဥသုဟိပိ၊ ခြားတို့ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ပစ်ကုန်၏၊ သတ္တိဟိပိ၊ ထွံတို့ဖြင့်လည်း၊
ဝိဇ္ဇန္တိ၊ ထိုးကုန်၏၊ အသိနာပိ၊ သန်လျက်ဖြင့်လည်း၊ သိသံ၊ ဦးခေါင်းကို၊
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊ မရတံပိ၊
သေခြင်းသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ မရတတ္ထံ၊ သေထောက်ရုံမျှ
သော၊ ဒုက္ခတ္ထံ၊ ဆင်းရဲခြင်းသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ ဘိက္ခဝေ၊
ရဟန်းတို့အသံပိ၊ ဤသို့သေခြင်းဆင်းရဲခြင်းသဘောသည်လည်း၊ ကာမာ
နံ၊ ကာမတို့၏၊ အာဒိနဝေ၊ အပြစ်တည်း၊ သဒ္ဓိဗ္ဗိကော၊ မျက်မှောက်၌ဖြစ်
သော၊ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအပေါင်းသည်၊ ကာမဟောတု၊ ကာမလျှင်အ
ကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်၍၊ ကာမာမိ
ကရတံ၊ ကာမလျှင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောတု
ဝေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘနံ၊
ပရံစ၊ တပါးလည်း၊ ကာမဟောတု၊ ကာမလျှင် အကြောင်းရှိသည်ဖြစ်၍၊
ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်၍၊ ကာမာမိကရတံ၊ ကာမလျှင်တည်
ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောတု ဝေ၊ အကြောင်းကြောင့်သာ
လျှင်၊ အသိစဉ်၊ သန်လျက်ချပ်ကို၊ ဝဟောတွာ၊ ယူ၍၊ ဓနုကလသဝံ၊ ထေး
တောင့်ကို၊ သန္တုတ္တံ၊ လွှတ်၍၊ အဒ္ဓါထေပနာ၊ အုတ်တံတိုင်းခြေ၌၊ ဤမြေ
တို့ဖြင့်လိမ်းကြံအပ်ကုန်သော၊ ဥပကာရိယော၊ လက်နက်တို့ဖြင့် မြှုပ်၍ပြု
အပ်သော မြို့ရိုးတို့ကို၊ ဥသုဿု၊ ခြားတို့ကို၊ ဝိပမာနေသုပိ၊ ပစ်ကုန်သော်
လည်း၊ သတ္တိသု၊ ထွံတို့ကို၊ ဝိပမာနာသုပိ၊ ထိုးကုန်သော်လည်း၊ အသိသု၊
သန်လျက်တို့ကို၊ ဝိဇ္ဇောတန္တေသုပိ၊ တလျှပ်လျှပ် ဝင့်ကုန်သော်လည်း၊
ပက္ခန္ဓန္တိ၊ တက်ဝင်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ တတ္ထ၊ ထိုမြို့တံတိုင်း၌၊
ဥသုဟိပိ၊ ခြားတို့ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ပြစ်ကုန်၏၊ သတ္တိဟိပိ၊ ထွံတို့ကို၊ ဝိ
ဇ္ဇန္တိ၊ ထိုးကုန်၏၊ ဆကကာနိယာပိ၊ ကြိုက်ကြိုက်ဆူသောနွားချေးရေပူဖြင့်
လည်း၊ ဩဝိဗ္ဗန္တိ၊ လောင်းကုန်၏၊ အသိဝဂ္ဂေနပိ၊ ရှေ့ရှုဆွဲ၍ထားသောကုံး
အရတို့ဖြင့်၊ ဩမဒ္ဓန္တိ၊ ဘိကုန်၏၊ အသိနာပိ၊ သန်လျက်ဖြင့်လည်း၊ သိသံ၊
ဦးခေါင်းကို၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊
မရတံပိ၊ သေခြင်းသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ မရတမတ္ထံ၊ သေ



လောကီရုံမျှသော၊ ဒုက္ခံပိ၊ ဆင်းရဲခြင်းသို့လည်း၊ နိဂစ္ဆန္တိ၊ ရောက်ကုန်၏၊
 တိက္ခဝေ၊ ရဟန်းတို့၊ အယံပိ၊ ဤသို့သေခြင်း၊ ဆင်းရဲခြင်း၊ သဘောသည်
 ထည်း၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဝေ၊ အပြစ်တည်း၊ သန္တိဗ္ဗိကော၊ မျက်
 မှောက်၍ဖြစ်သော၊ ဒုက္ခက္ခန္ဓာ၊ ဆင်းရဲအပေါင်းသည်၊ ကာမဟောတု၊ ကာ
 မလျှင် အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင် မူလရှိသည်ဖြစ်၍၊
 ကာမမိကဇာတံ၊ ကာမလျှင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊
 ဟောတုဇေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏၊ တိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တ
 ဘာနံ၊ ပရိစ၊ တပါးလည်း၊ ကာမဟောတု၊ ကာမလျှင် အကြောင်းရှိသည်ဖြစ်
 ၍၊ ကာမနိဒါနံ၊ ကာမလျှင် မူလရှိသည်ဖြစ်၍၊ ကာမမိကဇာတံ၊ ကာမလျှင်
 တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောတုဇေ၊ အကြောင်းကြောင့်
 သာလျှင်၊ သန္တိပိ၊ အိပ်ခြံစင်ကိုလည်း၊ ခိန္တန္တိ၊ ဖြတ်ကုန်၏၊ နိလ္လေပံပိ၊
 ပြည်ရွာကိုလှေကန်ခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ ဧကာဂါရိကတ္ထိ၊ တ
 အိမ်ကိုလှေကန်ခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏၊ ပရိဇန္တေပိ၊ ခရီးထမ်း
 ဆုံ၍လည်း၊ တိဋ္ဌန္တိ၊ တည်ကုန်၏၊ ပရဒါရံပိ၊ သူတပါး၏မယားသို့လည်း၊
 ဂစ္ဆန္တိ၊ သွားကုန်၏၊ တမေနံ၊ ထိုသူကိုရာဇာနော၊ မင်းတို့သည်၊ ဂဟေတွာ
 ဖမ်း၍၊ ဝိဝိသကမ္မကဇာတာ၊ အထူးထူးအပြားပြားသော ညှဉ်းဆဲခြင်းတို့
 ကို၊ ကာရေန္တိ၊ ပြုစေကုန်၏၊ ကာသာဇံပိ၊ ကြိမ်ထုံးတုံးဖြင့်လည်း၊ တာဇေန္တိ၊
 ရိုက်နှက်စေကုန်၏၊ ပေက္ခဟိပိ၊ အထူးရှိသောကြိမ်တုံးဖြင့်လည်း၊ တာဇေ
 န္တိ၊ ရိုက်စေကုန်၏၊ အဒတ္တကေဟိပိ၊ ထက်ဝက်ခွဲသောဝါးချင်းတို့ဖြင့်လည်း
 တာဇေန္တိ၊ ရိုက်စေကုန်၏၊ ဟတ္ထံပိ၊ သက်ကိုလည်း၊ ခိန္တန္တိ၊ ဖြတ်ကုန်၏၊ (လ)
 အသိနာပိ၊ သန်လျက် ဖြင့်လည်း၊ သိသံ၊ ဥခေါင်းကို၊ ခိန္တန္တိ၊ ဖြတ်ကုန်၏၊
 ဟေ၊ ထိုသူတို့သည်၊ ဘတ္ထံ၊ ထိုအရပ်၌၊ မရဏံပိ၊ သေခြင်းသို့လည်း၊ နိဂစ္ဆ
 န္တိ၊ ရောက်ကုန်၏၊ မရဏမတ္ထံ၊ သေသောကီရုံမျှသော၊ ဒုက္ခံပိ၊ ဆင်းရဲသို့
 ထည်း၊ နိဂစ္ဆန္တိ၊ ရောက်ကုန်၏၊ တိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ အယံပိ၊
 ဤသို့သေခြင်း၊ ဆင်းရဲခြင်း၊ သဘောသည်လည်း၊ ကာမာနံ၊ ကာမတို့၏၊ အာ
 ဒိနဝေ၊ အပြစ်တည်း၊ သန္တိဗ္ဗိကော၊ မျက်မှောက်၍ဖြစ်သော၊ ဒုက္ခက္ခန္ဓာ၊
 ဆင်းရဲအပေါင်းသည်၊ ကာမဟောတု၊ ကာမလျှင်အကြောင်းရှိသည် ဖြစ်၍၊
 ကာမနိဒါနံ၊ ကာမလျှင် မူလရှိသည်ဖြစ်၍၊ ကာမမိကဇာတံ၊ ကာမလျှင်တည်
 ရာရှိ သည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောတုဇေ၊ အကြောင်းကြောင့်သာ
 လျှင်ဖြစ်၏၊ တိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘာနံ၊ ပရိစ၊ တပါးလည်း၊ ကာမ
 ဟောတု၊ ကာမလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလ

ရှိသည်ဖြစ်၍၊ ကာမာဓိကဇုတံ၊ ကာမဗျှင်ကည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောထုဝေ၊ အကြောင်းကြောင့်သာလျှင်၊ ကာယေန၊ ကိုယ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရန္တိ၊ ကျင့်ကုန်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရန္တိ၊ ကျင့်ကုန်၏၊ မနုဿ၊ မိတ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရန္တိ၊ ကျင့်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ မနုဿ၊ မိတ်ဖြင့်၊ ခုတ္တရိတံ၊ ခုတ္တရိတံကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ ကာယဿ၊ တေဒါ၊ ကိုယ်ခန္ဓာပျက်သည်မှ၊ ငရံမရ၊ ထားရက်၏အထက်၌၊ အပါယံ၊ ချမ်းသာကြောင်းသော၊ ခုတ္တံ၊ မကောင်းသောသူတို့၏သားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီးသျှက် ကျရာ ဖြစ်သော၊ နိရယံ၊ ငရဲ၌၊ ဥပပန္နန္တိ၊ ဖြစ်ကုန်၏၊ ဝိတွဝေ၊ ရဟန်းတို့၊ အယံပိ၊ ဤသို့ငရဲ၌ ဖြစ်ရခြင်းဆင်းရဲခြင်းသဘောသည်ထည်း၊ ကာမာနံ၊ ကာမတို့၏၊ အာဒိနဝေ၊ အပြစ်တည်း၊ သမ္ပရာယိကော၊ တမလွန်ဘဝ၌ဖြစ်သော၊ ဒုက္ခက္ခန္ဓာ၊ ဆင်းရဲအပေါင်းသည်၊ ကာမဟေတု၊ ကာမဗျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမဗျှင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကဇုတံ၊ ကာမဗျှင်ကည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟောထုဝေ၊ အကြောင်းကြောင့်သာလျှင်ဖြစ်၏၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာတိ၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာဟု သည်ကား၊ ကာမဂုဏေသု၊ ကာမဂုဏ်တို့၌၊ အာဒိနဝံ၊ အပြစ်ကို၊ ဒိသ္မာ၊ မြင်၍၊ ဗသိတွာ၊ စက္ခု၊ ဝိညာဉ်ဖြင့်မြင်၍၊ ဝုဗ္ဗယိတွာ၊ နှိုင်းဖို့၌၊ တိရုယိတွာ၊ စုံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘုတံကတွာ၊ ထင်ရှားသည်ကိုပြု၍၊ ဣဗိ၊ အယံ၊ ဤသည်လျှင်၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာတိပဒသာ၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာဟု သောပုဒ်၏၊ အညော၊ အနက်တည်း၊ ခဝ်းသာဏကပ္ပေါ၊ ဤမျှနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ၊ ကျင့်ကုန်၏၊ တေန၊ ထိုကြောင့်၊ သောပစ္စကာသမ္ပုဗ္ဗေါ၊ ထိုအရှင်ပစ္စေကသမ္ပုဗ္ဗါသည်၊ ကာမာဝိဝိတြာမရုရာမနော၊ မမာ၊ ဝိဂ္ဂုပရူပေနမထေန္တိ၊ မိတ္တံ၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာ၊ ဧကော၊ စရေ၊ ခဝ်းသာဏကပ္ပေါတိ၊ ကာမာဝိဝိတြာမရုရာမနောမမာ၊ ဝိဂ္ဂုပရူပေနမထေန္တိ၊ မိတ္တံ၊ အာဒိနဝံ၊ ကာမဂုဏေသုဒိသ္မာ၊ ဧကော၊ စရေ၊ ခဝ်းသာဏကပ္ပေါဟူ၍၊ အဟ၊ ဆိုပြီ။

☞

ဤသို့ အကုသိုလ်အတို့ဖြစ်သော ဘေးပျန်းလည်းကောင်း၊ ဝေဠာဝေ၊ ကိလေသာ ဟူသော အိုင်းအမာလည်းကောင်း၊ ဥပဒ္ဒဝေါစ၊ အကျိုးမဲ့ကို ဖြစ်စေသည်ဖြစ်၍ နှိပ်စက်ဘတ်သော ဥပဒ္ဒဝေါလည်းကောင်း၊ ရောဂေါစ၊

ကျင်နာခြင်းကိုဖြစ်စေတတ်သောကိလေသာဟူသောအနာထည်ကောင်း၊
 သလ္လံစ၊ မဂ္ဂစသော မြားထည်ကောင်း၊ ဇော်ဝိ ဤအလုံးစုံသည်ထည်၊
 ဘသံဝိ၊ ဒိဋ္ဌဓိကသမ္ပရာယိကဘေးကို ဆောင်ယူ၍ဖြစ်၍ဘေးမည်သည်၊
 ယောတိ၊ ဖြစ်၏။ ကာမဂုဏသု၊ ကာမဂုဏ်တို့၌၊ ဇော်ဘယံ၊ ဤအလုံးစုံ
 သောဘေးကို၊ ဒိသ္မာ၊ မြင်၍၊ အဓိဝတော၊ ဝိပဿနာကို အားထုတ်သဖြင့်
 ပုဒေက္ခကဗေ၊ ဓိဉ္ဇာဏ်ကိုရ၏။ ခုတ္တဝိသု၊ ကာမဂုဏ်၊ ဤအလုံးစုံအတူ၊ ဇေယျော၊
 အပေါ်မရှိ တပါးတည်း၊ စရေ၊ ကျင့်ရမူ၊ ဤတစဂဏ္ဍာဝဂ ဥပါဒ္ဓဝေါ
 စရောဂေါစ သလ္လံစ ဘယံစမေတန္တိ၊ ဤတစဂဏ္ဍာဝဂ ဥပါဒ္ဓဝေါစ ရော
 ဂေါစ သလ္လံစ ဘယံစမေတံ ဟူသည်ကား၊ ဟိသစ္စံ၊ ရှိ၏။ တဂဝတော၊
 မြတ်စွာဘုရားသည်၊ ဇော်ဝစနံ၊ ဤဆိုလတ္တံ့ သေစကားကို၊ ဝုတ္တံ၊ ဟောစ
 တော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘယန္တိ ဇော်၊ ဘယံဟူသောဤအမည်
 သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဒုက္ခန္တိ ဇော်၊ ဒုက္ခဟူသောဤအမည်သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊
 အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရောဂေါတိ ဇော်၊ ရောဂဟူသောဤမည်
 သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဂဏ္ဍောတိ ဇော်၊ ဂဏ္ဍဟူသောအမည်သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝ
 စနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သလ္လန္တိ ဇော်၊ သလ္လံဟူသောဤမည်
 သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 သင်္ဂေါတိ ဇော်၊ သင်္ဂဟူသောဤ အမည်သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစ
 နံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပင်္ကောတိ ဇော်၊ ပင်္ကဟူသော အမည်
 သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ပဏ္ဍောတိ ဇော်၊ ပဏ္ဍဟူသောဤအမည်သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစ
 နံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကသ္မာစ၊ အဘယ်ကြောင့်သာလျှင်၊
 ဘယန္တိ ဇော်၊ ဘယံဟူသောဤအမည်သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ
 အမည်ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမာရာဂရက္ခော၊ ကာမရာဂဖြင့်
 တတ်သည်ဖြစ်၍၊ အယံ ဆန္ဒရာဂဝိနိဗ္ဗေ၊ ဤဆန္ဒရာဂဖြင့် ဖွဲ့သောသူသည်၊
 ဒိဋ္ဌဓိကာဝိထယာ၊ မျက်မှောက်၌ ဖြစ်သောဘေးမှလည်း၊ နုပရိ၊ မုတ္တံ၊
 မလွတ်၊ သမ္ပရာယိကာဝိဘယာ၊ ကာမလွန်၍ဖြစ်သော ဘေးမှလည်း၊ နုပရိ
 မုတ္တံ၊ မလွတ်၊ တသ္မာ၊ ထိုကြောင့်၊ ဘယန္တိ ဇော်၊ ဘယံဟူသောဤ အမည်
 သည်၊ ကာမာနံ၊ ကာမတို့၏။ အဓိဝစနံ၊ အမည်ဖြစ်၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ကသ္မာစ၊ အဘယ်ကြောင့်လျှင်၊ ဒုက္ခန္တိ ဇော်၊ ဒုက္ခဟူသော အမည်သည်
 ထည်းကောင်း၊ ရောဂေါတိ ဇော်၊ ရောဂဟူသောအမည်သည်ထည်းကောင်း

ဂဏ္ဍောတိဇေတံ၊ ဂဏ္ဍဟူသော အမည်သည်၎င်း၊ သလ္လန္တိဇေတံ၊ သလ္လံ
ဟူသောအမည်သည်ထည်းကောင်း၊ သင်္ဂေဂါတိဇေတံ၊ သင်္ဂဟူသောအမည်
သည်ထည်းကောင်း၊ ပင်္ဂေဂါတိ၊ ပင်္ဂဟူသောအမည်သည် ထည်းကောင်း၊
ဂဏ္ဍောတိဇေတံ၊ ဂဏ္ဍဟူသောအမည်သည်ထည်းကောင်း၊ ကာမနံ၊ ကာမတို့
၏၊ အဓိဝစနံ၊ အမည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ကာမရာဂရက္ခော၊ ကာမရာဂဖြင့် တင်သော၊ အယံဆန္ဒရာဂဝိနိဗန္ဓော၊
ဤကာမဆန္ဒဖြင့် ဖွဲ့သောသူသည်၊ ဒိဋ္ဌဓမ္မိကာပိဂဏ္ဍာ၊ မြက်မှောက်၌ဖြစ်
သောစက္ခုစသောအာယတန တည်းဟူသောကြမ်းကြုတ်ခြင်းမှ၊ နပရိရစ္စ
တိ၊ မလွတ်၊ သမ္ပရာယိကာပိဂဏ္ဍာ၊ တမလွန်၌ ဖြစ်သောစက္ခု၌ဖြစ်သော
အာယတနတည်းဟူသောကြမ်းကြုတ်ခြင်းမှ၊ နပရိရစ္စတိ၊ မလွတ်၊ တသ္မာ၊
ထိုကြောင့်၊ ဂဏ္ဍောတိဇေတံ၊ ဂဏ္ဍဟူသောဤအမည်သည်၊ ကာမနံ၊ ကာမ
တို့၏၊ အဓိဝစနံ၊ အမည်ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဝတ္ထု၊ ဟောတော်မူအပ်ပြီ၊
ဘယံစ၊ ဘေးသည်ထည်းကောင်း၊ နက္ခံစ၊ နက္ခသည်ထည်းကောင်း၊ ရော
ဂေါစ၊ အနာသည် ထည်းကောင်း၊ ဥဘယံ၊ နှစ်ပါးသော၊ သင်္ဂေဂါ၊ သင်္ဂ
သည် ထည်းကောင်း၊ ပင်္ဂေဂါ၊ ပင်္ဂသည် ထည်းကောင်း၊ အတ္ထိ၊ ရှိ၏၊
ဇေတ၊ ထိုဘယစသည်တို့ကို၊ ကာမာ၊ ကာမတို့ဟူ၍၊ ပဝုစ္စန္တိ၊ ဆိုအပ်ကုန်
၏၊ ယတ္ထ၊ အကြင်ကာမဂုဏ်၌၊ သတ္တော၊ ငြိသော၊ ပုထုဇ္ဇနော၊ ပုထုဇန်
သည်၊ သာဗာဓုပေန၊ သာယာအပ်သော သဘောရှိသော တဗျောဖြင့်၊ ဩ
တိက္ခော၊ သက်ဝင်သည်ဖြစ်၍၊ ပုနဂဏ္ဍာယ၊ တတန်အဓိပတ်၌ဖြစ်ခြင်းငှါ၊
ဂဏ္ဍတိ၊ ရောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေတာစ၊ အကြင်အခါ၌
ထည်းကောင်း၊ ရဟန်းသည်၊ ဒေကာပီ၊ ကိလေသာကိုပူပန်စေတတ်သော
လုံ့လရှိသည်ဖြစ်၍၊ သမ္ပဇနော၊ ပညာအဆင် အခြင်နှင့် ပြည့်စုံသည်
ဖြစ်၍၊ နရစ္စတိ၊ ကာမ၌ ထပ်ခြင်းမရှိသော၊ ထိုရဟန်းသည်၊ ဣဝံပထိဂ
ပထံနက္ခံ၊ ဤကာမဟု ဆိုအပ်သော ပထိပနက္ခကို၊ အတိတ္ထဗ္ဗ၊ လွန်၍၊
ဟထာပိခံ၊ ထိုမှတပါးအခြားရှိသော၊ ပဇံ၊ သတ္တဝါကို၊ ဇာတိဇရူပေတံ၊
ဇာတိဇရာနှင့်ပြည့်စုံသည်ဖြစ်၊ ဗန္ဓမာနံ၊ တုန်ထုပ်သည်ကို၊ အဝေဝံဂ္ဂတိ၊
ရှု၏၊ ဣတိအယံ၊ ဤသည်သျှင်၊ ဤတိစဂဏ္ဍောစ ဥပဒ္ဒပေါစရာဂေါစ
သလ္လံစဘယံစမေတန္တိ ပဒေသာ၊ ဤတိစဂဏ္ဍောစ ဥပဒ္ဒပေါစ ရောဂေါစ
သလ္လံစဘယံစမေတံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဇေတံဘယံ
ကာမဂုဏေသု ဒိသ္မဒတိ၊ ဇေတံဘယံကာမဂုဏေသုဒိသ္မာ ဟူသည်ကား၊
ကာမဂုဏေသု ကာမဂုဏ်တို့၌၊ ဇေတံဘယံ၊ ဤအထို ရုံသောဘေးကို၊



ဒိသ္မာ၊ မြင်၍၊ ပထမိတွာ၊ စက္ခုဒိညာဉ်ဖြင့်မြင်၍၊ တုထယိတွာ၊ နှိုင်းချိန်၍၊
 တိရုယိတွာ၊ ချစ်မ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိတုထံကတွာ၊ ထင်ရှား
 သည်ကိုပြု၍၊ ဣတိအယံ၊ ဤသည်အောင်၊ ဧတံဘယံကာမဂုဏေသုဒ္ဓိသ္မာဝိ
 မဒဿ၊ ဧတံဘယံကာမဂုဏေသု ဒိသ္မာဟုသောဝုန်၏၊ အဇတ္ထာ၊ အနက်
 တည်းခွဲ၍ သာဏကပွေါ၊ ဤ ချိနှင့်အတူ၊ ဧကော၊ အဖော်မရှိတမ်းတည်း
 စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စကာသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေ
 ကံ သမ္ပုဒ္ဓါသည်၊ ဤတိစဂဏ္ဍေ၊ စဉ်ပဒ္ဒဝေါစ၊ ရောဂေါစသလ္လံ၊ စဘယံစမေ
 တံ၊ ဧတံဘယံ ကာမဂုဏေသုဒ္ဓိသ္မာ၊ ဧကောစရေခွဲဝိသာဏကပွေါတိ၊ ဤ
 တိစဂဏ္ဍေ၊ စဉ်ပဒ္ဒဝေါစ၊ ရောဂေါစသလ္လံ၊ စဘယံစမေတံ၊ ဧတံအယံကာမ
 ဂုဏေသုဒ္ဓိသ္မာ၊ ဧကောစရေ ခွဲဝိသာဏကပွေါဟူ၍၊ အာဟ၊ ဆိုပြီ။
 သီတဉ္စ၊ အတ္တတ္တဗဟိဒ္ဓံ ဖြစ်သောအချမ်းကိုလည်းကောင်း၊ ဥဗ္ဗာစ၊ အတ္တ
 တ္တဗဟိဒ္ဓံဖြစ်သော အပူကိုလည်းကောင်း၊ ခုဒ္ဓံ၊ ငတ်မွတ်ခြင်းကိုလည်း
 ကောင်း၊ ဝိပါသံ၊ သိပ်ခြင်းကိုလည်းကောင်း၊ ဝါတာတပေ၊ သေပူကိုကို
 လည်းကောင်း၊ ခုသမကသသရိသပေစ၊ မြင်မှတ်မြွေကင်းစသည်တို့ကို
 လည်းကောင်း၊ ဧကာနိသန္ဓာနိပိ၊ ဤအသုံးစုံတို့ကိုလည်း၊ အဘိသံဘဝိတွာ
 ကောင်းစွာနှိပ်နင်း၍၊ အဓိဝေတာ၊ ဝိပဿနာကိုအေးထုတ်သဖြင့်ပစ္စေကာ
 ဗောဓိဉ္စာဏံ ကိုလည်းဖြစ်၍၊ ခွဲဝိ သာဏကပွေါ၊ ဤ ချိနှင့်အတူ၊ ဧကော၊
 အဖော်မရှိတမ်းတည်း၊ စရေ၊ ကျင့်ရာ၏။ သီတံစဉ်ဗျာဓိရဒ္ဓံ ဝိပါသ
 နိ ဧတ္ထာဒေ၊ သီတံစဉ်ဗျာဓိရဒ္ဓံ ဝိပါသံဟူသောဤဝုန်၌၊ သီတန္တိ၊ သီတံ
 ဟူ သည်ကာ၊ နိတိကာရဏေတိ၊ နှစ်ပါးကုန်သောအကြောင်းတို့ဖြင့်၊ သီတံ၊
 အချမ်းသည်၊ ဧဘာတိ၊ မြစ်၏၊ အတ္တန္တရဓာတုပကောပဝေသနဝါ၊ အတွင်း
 နှိုခါတ်ခြောက်ခြားသည်၏ အတွင်းဖြင့်လည်း၊ သီတံ၊ အချမ်းသည်၊ ဟော
 တိ၊ မြစ်၏၊ ဗဟိဒ္ဓါ၊ အပူ၌၊ ဥတုဝေသနဝါ၊ ဥတု၏ အတွင်းအေးဖြင့်လည်း၊
 သီတံ အချမ်းသည်၊ ဧဘာ တိ၊ မြစ်၏၊ ဥဗ္ဗာန္တိ၊ ဥဗ္ဗာဟူသည်ကာ၊ နိတိကာ
 ရဏေတိ၊ နှစ်ပါးကုန်သောအကြောင်းတို့ဖြင့်၊ ဥဗ္ဗာ၊ အပူသည်၊ ဟောတိ၊
 မြစ်၏၊ အတ္တန္တရဓာတု ပကောပ ဝေသနဝါ၊ အတွင်း၌ တေဇောခါတ်
 ခြောက်ခြားသည်၏အတွင်းဖြင့်လည်း၊ ဥဗ္ဗာ၊ အပူသည်၊ ဟောတိ၊ မြစ်၏၊
 ဗဟိဒ္ဓါ၊ အပူ၌၊ ဥတုဝေသနဝါ၊ ဥတု၏ အတွင်းဖြင့်လည်း၊ ဥဗ္ဗာ၊ အပူသည်၊
 ဟောတိ၊ မြစ်၏၊ သီတကော၊ ငတ်မွတ်ခြင်းကို၊ ခုဒ္ဓါ၊ ခုဒ္ဓဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၍၊ ဥဒကဝိပါသာ၊ ရေထိပ်ခြင်းကို၊ ဝိပါသာ၊ ဖိပါ သဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
 ဣတိအယံ၊ ဤသည်အောင်၊ သီတဉ္စဥဗ္ဗာဓိရဒ္ဓံ ဝိပါသန္တိ ပုဒဿ၊ သီတဉ္စ

ဥဏှ'စရဒ္ဓံ'ပိပါသံဟူသောပုဒ်၏အတ္ထော၊ အနက်တည်း၊ ဝါတာတပေဇု'သမကသသဒိသပေစာတိတ္ထောဒေ၊ ဝါတာတပေဇု'သမကသသဒိသပေစာဟူသောဤပုဒ်၌၊ ဝါတာတိ၊ ဝါတာဟူသည့်ကား၊ ပုဇ္ဈိမာဝါတာ၊ အရှေ့မှလာသောလေသည်လည်းကောင်း၊ ပန္နိမာဝါတာ၊ အနောက်မှလာသောလေသည်လည်းကောင်း၊ ဥတ္တရာဝါတာ၊ မြောက်မှလာသော လေသည်လည်းကောင်း၊ ဒက္ခိဏာဝါတာ၊ တောင်မှလာသော လေသည်လည်းကောင်း၊ သရဇာဝါတာ၊ မြို့နှင့်တကွလာသော လေသည်လည်းကောင်း၊ အရဇာဝါတာ၊ မြို့မရှိသောလေသည်လည်းကောင်း၊ သီတာဝါတာ၊ အေးသောလေသည်လည်းကောင်း၊ ဥဒ္ဓာဝါတာ၊ ပူသောလေသည်လည်းကောင်း၊ ဗရိတ္တိဝါတာ၊ ညှင်းညှင်းသာသော လေသည်လည်းကောင်း၊ အဓိမတ္တာဝါတာ၊ ပြင်းစွာလာသောလေသည်လည်းကောင်း၊ ကဇ္ဇဝါတာ၊ မည်းသောလေသည်လည်းကောင်း၊ ဝေရုန္တဝါတာ၊ အထက်ကောင်းကင်၌သာသော လေသည်လည်းကောင်း၊ ကွေဝါတာ၊ အတောင်ကြောင့်ဖြစ်သောလေသည်လည်းကောင်း၊ သုဇ္ဈာဝါတာ၊ ဂဠုန်ကြောင့်ဖြစ်သောလေသည်လည်းကောင်း၊ တာဇဝဏ္ဏာဝါတာ၊ ထန်းရှက်ယပ်ဝန်းကြောင့်ဖြစ်သောလေသည်လည်းကောင်း၊ ဝိဇျာနဝါတာ၊ ယပ်ခတ်သောလေသည်လည်းကောင်း၊ ဝါဘာဘိဝါတာနာမ၊ လေမည်၏၊ သူရိယသန္တာပေါ၊ နေပူကို၊ အာဘပေါ၊ အာတပဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဝိဂီလမက္ခိယာ၊ ယပ်ကြောင့်ကိုကို၊ ဝု'သ၊ ဝု'သဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ အဟိ၊ မြေတို့ကို၊ သဒိသပ၊ သဒိယပတိဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဝါတာတပေဇု'သမကသသဒိသပေစာတိပဒေသ၊ ဝါတာတပေဇု'သမကသသဒိသပေစဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗာနိပေတာနိအတိသံဘဝိတွာတိ၊ သဗ္ဗာနိပေတာနိအတိသံဘဝိတွာဟူသည့်ကား၊ အတိဘဝိတွာ၊ နှိပ်နင်း၍၊ အတ္ထေတ္ထနိတွာ၊ ထွပ်၊ မိုး၍၊ ပရိယးဒိယိတွာ၊ ကုန်စေ၍၊ မန္တိတွာ၊ နှိပ်စက်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ သဗ္ဗာနိပေတာနိအတိသံဘဝိတွာတိပဒေသ၊ သဗ္ဗာနိပေတာနိအတိသံဘဝိတွာဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခုပ္ပိသာဏကပွေ၊ ကြံ့ချိုနှင့်အတူ၊ ဒေကာ၊ အပေါ်မရှိတပါးတည်း၊ စရေ၊ ကျင်းရာ၏၊ ဝေနေ၊ ထိုကြောင့်၊ ဝေပပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သီတံဥဏှ'စရဒ္ဓံ'ပိပါသံဝါတာ တပေဇု'သမကသ သဒိသပေစသဗ္ဗာနိ ပေတာနိအတိသံ ဘဝိတွာ ကောစရေ ခုပ္ပိသာဏကပွေတိ၊ သီတံဥဏှ'စရဒ္ဓံ'ပိပါသံဝါတာတပေဇု'သမကသ



သဒ္ဓါသပေစာသဗ္ဗာနိ ပေတာနိ အဘိသံဘဝိတွာ၊ ဇကောစရေခဝ္ဂဝိသာဏ
ဟပေါဟူ၍၊ အာဟာ၊ ဆိုပြီ။

သဗ္ဗာတာခန္ဓော၊ ကောင်းစွာရောက်သော ကိုယ်တည်းဟူသောပင်စည်
ရှိထသော၊ ပရမီ၊ ပရမ္မာနှင့်တူသော ကိုယ်ရှိထသော၊ ဥဋ္ဌါရော၊ ခွန်အား
ဗလစသည်တို့ဖြင့် ပြန်ပြောကြီးမြတ် ထသော၊ နာဂေါ၊ ဆင်ပြောင်ကြီး
သည်၊ ယုထာန၊ ဆင်းအပေါင်းတို့ကို၊ ဝိဝဇ္ဇယိတွာ၊ ကြည့်၍၊ ယထာဘိ
ရန္တံ၊ မြေထျော်သရွေ့ အလိုရှိတိုင်း၊ ဝိဟာရေ၊ နေထွက်၊ အရညော၊ တောခွီး
ခဝ္ဂဝိသာဏကပေါ၊ ကြံ့ချိုနှင့်အတူ၊ ဇကော၊ အဖော်မရှိစားတည်း၊ စရ
တိဗ္ဗာ၊ ကျင့်သကဲ့သို့၊ ဝေ၊ ထိုအတူ၊ သဗ္ဗာထာခန္ဓော၊ ကောင်းစွာဖြစ်သော
အသေကွယ်ထစသောမြတ်သောကျေးဇူးရှိထသော၊ ပရမီ၊ ပရမ္မာနှင့်အတူ
ဖြောင့်မတ်ဘော ကိုယ်ရှိထသော၊ ဥဋ္ဌါရော၊ စင်ကြယ်သော ကာယ
သမာစာသစသည်တို့ဖြင့်ပြန်ပြောကြီးမြတ်ထသော၊ နာဂေါ၊ ဆင်ပြောင်ကြီး
နှင့်တူသောအရိယာသည်၊ ယုထာန၊ အပေါင်းအဖော်တို့ကို၊ ဝိဝဇ္ဇယိတွာ၊
ကြည့်၍၊ ယထာဘိရန္တံ၊ စင်စစ်ချမ်းသာသောပျော့နာသော ဝိဟာရဖြင့်မွေ့
ထျော်သောအတိုင်း၊ ဝိဟာရေ၊ နေထွက်၊ အရညော၊ တောခွီး၊ ခဝ္ဂဝိသာဏ
ကပေါ၊ ကြံ့ချိုနှင့်အတူ၊ ဇကော၊ အဖော်မရှိစားတည်း၊ စရ၊ ကျင့်ရာ
၏။ နာဂေါဝယုထာန ဝိဝဇ္ဇယိတွာတံ ဧတ္ထပဒေ၊ နာဂေါဝ ယုထာနိ
ဝိဝဇ္ဇယိတွာဟူသောဤပုဒ်၌၊ ဟတ္ထိနာဂေါ၊ ဆင်ပြောင်ကို၊ နာဂေါ၊ နာဂ
ဟူ၍၊ ဝုဂ္ဂတိ ဆိုအပ်၏။ ပစ္စေကသမ္ပုဒ္ဓါဝိ၊ ပစ္စေကသမ္ပုဒ္ဓါဝိထည်း၊ နာဂေါ၊
နာဂဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်၏။ ကိံကာရဏာ၊ အဘယ်ကြောင့်၊ ပစ္စေက
သမ္ပုဒ္ဓေါ၊ ပစ္စေကသမ္ပုဒ္ဓါကို၊ နာဂေါ၊ နာဂဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်သနည်း၊
အာဂုံ၊ အကုသိုလ်စသော အပြစ်ကို၊ နကရောတိ၊ မပြုတတ်၊ ဣတိ၊ ထို
ကြောင့်၊ နာဂေါ၊ နာဂမည်၏။ နဝစ္ဆတိ၊ အဝတ်အားဖြင့် မလိုက်တတ်၊
ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်၏။ နအာဂစ္ဆတိ၊ ပယ်ပြီးသောကိလေ
သာတို့သို့မကပ်တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်၏။ သောပစ္စေက
သမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ အာဂုံနကရောဤနာဂေါတိ၊
အကုသိုလ်စသောအပြစ်ကို မပြုတတ်သောကြောင့် နာဂဟူသည်ကား၊
ကထံ၊ အဘယ်နည်း၊ သံကိလေထိကာ၊ ညစ်ညူးခြင်းအကြောင်းဖြစ်ကုန်
သော၊ ပေါနာတ္တဝိကာ၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော၊ သံသာရေက္ခ
ဝိပါကာ၊ သံသာရန္တံဆင်းရဲသောအကျိုးကို ပေးဟတ်ကုန်သော၊ အာယတံ၊
နောင်အခါ၌၊ ဇာတိဇရာမရဏိယာ၊ ဇာတိဇရာမရဏ၏အကြောင်းဖြစ်

ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလောဓမ္မာ၊ အကုသိုလ်တ
 တို့ကို အာဂုံ၊ အာဂုဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏။ သတိယ၊ သတိယ၊ ထော
 ကော၊ လောကန္တိ၊ ကိပ္ပိ၊ ဇိုးဇဉ်းမျှ၊ အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြု၊
 သဗ္ဗတ္ထ၊ ခပ်သိမ်းသော အုဂိယာပုတ်ဘုံ၌၊ သဗ္ဗသံယောဂံ၊ ဝိသုဒ္ဓိဗန္ဓာနိ၊
 ခပ်သိမ်းကုန်သော ယဉ်ခြင်း၊ ငြိတွယ်ခြင်းအဖွဲ့တို့ကို၊ နသန္တတိ၊ မပြု၊ ဣတိ၊
 ထိုကြောင့်၊ ဝိသုဒ္ဓိဗန္ဓာနိ၊ ဝိသုဒ္ဓိဗန္ဓာနမည်ကုန်၏။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော
 အုဂိယာပုတ်ဘုံ၌၊ နသန္တတိ၊ မပြု၊ ဣတိ၊ ထိုကြောင့်၊ တထတ္ထော၊ မြဲမြံခိုင်ကန်
 သော သဘောရှိသောကြောင့်၊ ဝိမုတ္တော၊ ကိလေသာတို့ငှလွတ်ပြိုကာဒိ၊
 ထိုသို့သော ဂုဏ်နှင့် ပြည့်စုံသောသူကို၊ နာဂေါ၊ နာဂဟူ၍၊ ပဝုစ္စတော၊ ဆို
 အပ်၏။ ဧဝံ၊ ဤသို့၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊
 အာဂုံ၊ အကုသိုလ်ကို၊ နကရောတိ၊ မပြုကတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာ
 ဂမည်၏။ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နဂစ္ဆတိ၊
 အဂတိအားဖြင့်မသားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်သည်၊ ကထံ
 ဟောတိ၊ အဘယ်သို့ဖြစ်သနည်း၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
 သမ္ပုဒ္ဓါသည်၊ ဆန္ဒာဂတိ၊ ဆန္ဒဖြင့်မလိုက်အပ်သည်သို့၊ နဂစ္ဆတိ၊ မလိုက်၊
 ဒေါသာဂတိ၊ ဒေါသဖြင့် မလိုက်အပ်သည်သို့၊ နဂစ္ဆတိ၊ မလိုက်၊ မော
 ဟာဂတိ၊ မောဟဖြင့်မလိုက်အပ်သည်သို့၊ နဂစ္ဆတိ၊ မလိုက်၊ ရာဂဝသေ
 န၊ ရာဂ၏အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊ ဒေါသဝသေန၊ ဒေါသ၏ အစွမ်း
 ဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊ မောဟဝသေန၊ မောဟ၏အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မ
 လိုက်၊ မာနဝသေန၊ မာန၏အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊ ဗိဗ္ဗိဝသေန၊ ဗိဗ္ဗိ၏
 အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊ ဥဒ္ဓမ္မဝသေန၊ ဥဒ္ဓမ္မ၏ အစွမ်းဖြင့်၊ နဂစ္ဆတိ၊
 မလိုက်၊ ဝိစိကိစ္ဆာဝသေန၊ ဝိစိကိစ္ဆာ၏အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊
 အနုသယဝသေန၊ အနုသယ၏အစွမ်းဖြင့်၊ နဂစ္ဆတိ၊ မလိုက်၊ ဝဂ္ဂေဟိဓဗ္ဗ
 တိ၊ ဆန္ဒအစရှိကုန်သော တရားတို့ဖြင့်၊ နယာယတိ၊ မသွား၊ နနိယုတိ၊ အာဂုံ
 သို့မဆောင်၊ နဝုတ္တံ၊ မမျှ၊ နသံဟာရိယတိ၊ ကပ်၍မယူ၊ ဧဝံ၊ ဤသို့၊ သော
 ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နဂစ္ဆတိ၊ အဂတိအား
 ဖြင့်မသားတတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်၏။ သောပစ္စေက
 သမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နာအာဂစ္ဆတိ၊ ပယ်ပြီးသောကိ
 လေသာတို့သို့မကပ်တတ်၊ ဣတိ၊ ထိုကြောင့်၊ နာဂေါ၊ နာဂမည်သည်၊ ကထံ
 ဟောတိ၊ အဘယ်သို့ဖြစ်သနည်း၊ သောတာပတ္တိမဂ္ဂေန၊ သောတာပတ္တိမဂ်
 ဖြင့်၊ ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ



တေကိလေသေယျိကိလေသာတို့ကို၊ နပုနေတိ၊ တဘန်မရောက်စေ၊ နပစ္စေ
 တိ၊ တဘန်မကပ်စေ၊ နပစ္စေဝ ဣတိ၊ တဘန်မသာပြန်စေ၊ သကဒါဂါမိမဂ္ဂေ
 န၊ သကဒါဂါမိမဂ္ဂံ ဖြင့်၊ အနာဂါမိမဂ္ဂေန၊ အနာဂါမိမဂ္ဂံ ဖြင့်၊ အရဟတ္တမဂ္ဂေန
 အရဟတ္တမဂ္ဂံ ဖြင့်၊ ယေကိလေသေယျိ၊ အကြင်ကိလေသာတို့ကို၊ ယေကိ၊ ယေ
 အပ်ကုန်ပြီ၊ တေကိလေသေယျိ၊ ယေကိလေသာ တာတို့ကို၊ နပုနေတိ၊ တဘန်မရောက်
 နပစ္စေတိ၊ တဘန်မကပ်စေ၊ နပစ္စေဝ ဣတိ၊ တဘန်မသာပြန်စေ၊ ဧံ၊ ဤသို့၊
 သောပစ္စေကသမ္ပုဒေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒေါသည်၊ နအာဝ ဣတိ၊ ယေ
 အပ်ပြီးသော ကိလေသာသို့မကပ်တတ်၊ ဣတိ၊ ထိုကြောင့်၊ နပဂေါ၊ နာဝ
 မည်၏၊ ယုထာနိဝိဝဇ္ဇယိတွာတိ၊ ယုထာနိဝိဝဇ္ဇယိတွာဟူသည်ကား၊ သော
 တာတ္တိနာဝေါ၊ ထိုဆင်ပြောင်သည်၊ ယုထာနိ၊ ဆင်အပေါင်းတို့ကို၊ ဝိဝဇ္ဇေ
 တွာ၊ ကြည့်၍၊ ပရိဝဇ္ဇေတွာ၊ အဘန်တလဲလဲကြည့်၍၊ အဘိနိဝဇ္ဇေတွာ၊ အ
 မြဲကြည့်၍၊ ဧကော၊ တပါးတည်း၊ အရညဝနမစ္ဆောဂါယောတွာ၊ တေပအုပ်
 သို့သက်ဝင်အံ့သောငှါ၊ စရတိယထာ၊ သွားသကဲ့သို့၊ ဝိဟရတိယထာ၊
 နေသကဲ့သို့၊ ဣရိယတိယထာ၊ ဣရိယာပုထ်ကိုဖြစ်သကဲ့သို့၊ ဝတ္တတိယထာ
 သည်သကဲ့သို့၊ ပါလေတိယထာ၊ စောင့်သကဲ့သို့၊ ယလေတိယထာ၊ မျှသကဲ့
 သို့၊ ယာပေတိယထာ၊ မျှစေသကဲ့သို့၊ ပစ္စေကသမ္ပုဒေါ၊ အရှင် ပစ္စေက
 သမ္ပုဒေါသည်သည်းဝဏံ၊ ဝိသိ၊ အပေါင်းအဖော်ကို၊ ဝိဝဇ္ဇေတွာ၊ ကြည့်၍၊
 ပရိဝဇ္ဇေတွာ၊ အဘန်တလဲလဲကြည့်၍၊ အဘိနိဝဇ္ဇေတွာ၊ အမြဲကြည့်၍၊ ဧကော
 အဖော်မရှိတပါးတည်း၊ အရညဝနပတ္တာနိ၊ လူတို့၏ဥပစာကိုလွန်သော
 တောအုပ် ဖြစ်ကုန်သော၊ ပန္နာနိ၊ အစွန်ဖြစ်ကုန်သော၊ အပ္ပသဒ္ဓါနိ၊ နည်း
 သောလူသံရှိကုန်သော၊ အပ္ပနန္တိယာနိ၊ နည်းသောကြွေးကြော်သံရှိကုန်
 သော၊ ဝိဝေဒါတာနိ၊ လူတို့လူးလာသွားသောလေမှတစ်ဆင့်ကုန်သော၊ မနုဿ
 ရာဟာသေယျ ကိနိ၊ ဣတ္တုတိ၊ မြင်းကိုပြုခြင်းငှါထိုက်ကုန်သော၊ ပနုဿ ဣတ
 သာဂ္ဂုပ္ပါနိ၊ ဆိတ်ငြိမ်စွာနေခြင်းငှါလျှပ်ပတ်ကုန်သော၊ သေနာသနာနိ၊ အိပ်
 ရာ နှာကျောင်းတို့ကို၊ ပဗ္ဗိဇေ ဝတိ၊ ခြံ၏၊ သော၊ ထိုအရှင်ပစ္စေကသမ္ပုဒေါ
 သည်းဧကော၊ တပါးတည်း၊ ဝတ္တတိ၊ သွား၏၊ ဧကော၊ တပါးတည်း၊ တိဋ္ဌတိ
 ရင်၏၊ ဧကော၊ တပါးတည်း၊ နိသိဒတိ၊ နေ၏၊ ဧကော၊ တပါးတည်း၊ သေယျ
 အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊ ဧကော၊ တပါးတည်း၊ ဂါမိ၊ ရွာသို့၊ ဝိဇ္ဇာယ၊
 သွင်းအဆိုငှါ၊ ပဝိသတိ၊ ဝင်၏၊ ဧကော၊ တပါးတည်း၊ ပနုတ္တမတိ၊ ဖဲ၏၊
 ဧကော၊ တပါးတည်း၊ ရဟာနိသိဒတိ၊ ဆိတ်ငြိမ်စွာနေ၏၊ ဧကော၊ တပါး
 တည်း၊ စကံမံ၊ ကြံသွားခြင်းကို၊ အဓိဋ္ဌာတိ၊ ဆောင်တည်၏၊ ဧကော၊

တပါးတည်း၊ စရတိ၊ ကျင့်၏၊ ဝိဟရတိ၊ နေ၏၊ ဣရိယတိ၊ ဣရိယာပုထ်ကိုဖြစ်
 စေ၏၊ ဝတ္တတိ၊ လည်၏၊ ပါပေတိ စောင့်၏၊ ယပေတိ၊ ယူ၏၊ ယာပေတိ၊ ယူစေ
 ၏၊ ဣတိအသံ၊ ဤသည်သည်။ နာဂေါဝယူထာနိ ဝိဝဇ္ဇယိတွာတ်ပဒသာ၊ နာ
 ဂေါဝယူထာနိဝိဝဇ္ဇယိတွာဟူသောပုဒ်၏။ အက္ခော၊ အနက်တည်း။ သဗ္ဗာတ
 ခန္ဓောပဒုမိဥဋ္ဌါရောတိ၊ သဗ္ဗာတခန္ဓောပဒုမိဥဋ္ဌါရော ဟူသည်ကား၊ သော
 ဟတ္ထိနာဂေါ၊ ထိုဆင်ပြောင်ကြီးသည်။ သတ္တရတနောဝါ၊ ခုနစ်တောင်
 ရှိသည်ဖြစ်၍ လည်းကောင်း၊ အဋ္ဌရတနောဝါ၊ ရှစ်တောင်ရှိသည်ဖြစ်၍
 လည်းကောင်း၊ သဗ္ဗာတခန္ဓော၊ ကောင်းစွာဖြစ်သော ကိုယ်တည်းဟူသော
 ပင်စည်ရှိသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဇေတထာ၊ ထိုအတူ၊ ပစ္စ
 ကသမ္ပုဒ္ဓေါပိ၊ အရှင်ပစ္စေကသမ္ပုဒ္ဓါသည်လည်း၊ အသေက္ခေန၊ အသေ
 ကွဖြစ်သော၊ သီသက္ခန္ဓေန၊ သီသက္ခေးဇူးဖြင့်၊ အသေက္ခေန၊ အသေကွဖြစ်
 သော၊ သမာဓိက္ခန္ဓေန၊ သမာဓိက္ခေးဇူးဖြင့်၊ အသေက္ခေန၊ အသေကွဖြစ်
 သော၊ ပညက္ခန္ဓေန၊ ပညာက္ခေးဇူးဖြင့်၊ အသေက္ခေန၊ အသေကွဖြစ်သော၊
 ဝိမုတ္တိခန္ဓေန၊ ဝိမုတ္တိက္ခေးဇူးဖြင့်၊ အသေက္ခေန၊ အသေကွ ဖြစ်သော၊
 ဝိမုတ္တိဉာဏ ခဿနက္ခန္ဓေန၊ ပစ္စဝေက္ခနာဉာဏ် ကျေးဇူးဖြင့်၊ သဗ္ဗာတ
 ခန္ဓော၊ ကောင်းစွာ ဖြစ်သော ကိုယ်တည်း ဟူသော ပင်စည်ရှိ၏။ သော
 ဟတ္ထိနာဂေါ၊ ထိုဆင်ပြောင် ကြီးသည်။ ပဒုမိ၊ ပဒုမ္မာနှင့် တူသော ကိုယ်
 ရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ပစ္စေကသမ္ပုဒ္ဓေါပိ၊ အရှင်ပစ္စေက
 သမ္ပုဒ္ဓါ သည်လည်း၊ သတိသံဗောဇ္ဈင်္ဂီပုပ္ဖေန၊ သတိသံဗောဇ္ဈင် ကည်း
 ဟူသော ပဒုမ္မာပန်းဖြင့်၊ ဓမ္မဝိစယသံဗောဇ္ဈင်္ဂီပုပ္ဖေန၊ ဓမ္မဝိစယသံဗောဇ္ဈင်
 ဟူသော ပန်းဖြင့်၊ ဝီရိယသံဗောဇ္ဈင်္ဂီပုပ္ဖေန၊ ဝီရိယသံဗောဇ္ဈင် ဟူသော
 ပန်းဖြင့်၊ ဝီရိသံဗောဇ္ဈင်္ဂီပုပ္ဖေန၊ ဝီရိသံဗောဇ္ဈင် ဟူသောပန်းဖြင့်၊ ပဿဒ္ဓိ
 သံဗောဇ္ဈင်္ဂီပုပ္ဖေန၊ ပဿဒ္ဓိသံဗောဇ္ဈင်ဟူသောပန်းဖြင့်၊ သမာဓိသံဗောဇ္ဈင်
 ပုပ္ဖေန၊ သမာဓိသံဗောဇ္ဈင် ဟူသောပန်းဖြင့်၊ ဥပေက္ခာ သံဗောဇ္ဈင်္ဂီပုပ္ဖေန၊
 ဥပေက္ခာ သံဗောဇ္ဈင်ဟူသောပန်းဖြင့်၊ ဣတိ၊ ဤသို့၊ သတ္တယိဗောဇ္ဈင်္ဂီပုပ္ဖ
 ဟိ၊ ခုနစ်ပါးကုန်သော ဗောဇ္ဈင်ဟူသော ပန်းတို့ဖြင့်၊ ပဒုမိ၊ ပဒုမ္မာနှင့်အ
 တူဖြောင့်မတ်သော ကိုယ်ရှိ၏။ သောဟတ္ထိနာဂေါ၊ ထိုဆင်ပြောင်ကြီး
 သည်၊ ထေပေန၊ အစွမ်းဖြင့်၊ ဗလေန၊ အားဖြင့်၊ ဇဝေန၊ ဝျှင်ခြင်းဖြင့်၊ သူရေန
 ရဲခြင်းဖြင့်၊ ဥဋ္ဌါရော၊ မြတ်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဇေတထာ၊
 ထိုအတူ၊ ပစ္စေကသမ္ပုဒ္ဓေါပိ၊ အရှင်ပစ္စေကသမ္ပုဒ္ဓါသည်လည်း၊ သီလေန၊
 သီလဖြင့်၊ သမာဓိနာ၊ သမာဓိဖြင့်၊ ပညာယ၊ ပညာဖြင့်၊ ဝိမုတ္တိယာ၊ ပထဝိ

ရုတ္တိဖြင့်၊ ဝိရုတ္တိဉာဏဒဿနေန၊ ပစ္စဝေက္ခနာဉာဏ်ဖြင့်၊ ဥဋ္ဌါရော၊ မြတ်၏၊
 ဣတိအယံ၊ ဤသည်လျှင်၊ သဗ္ဗာဏခန္ဓာပဒုမိဥဋ္ဌါရောတိ ပဒဿ၊ သဗ္ဗာဏ
 ခန္ဓာပဒုမိဥဋ္ဌါရောဟုသောဝုန်၏၊ အတ္ထေပ၊ အနက်ထည်း၊ ယထာဘိဓန္တံ
 ဝိဟရေအရညေတိ၊ ယထာဘိဓန္တံဝိဟရေအရညေ ဟူသည်ကား၊ သော
 ဟတ္ထိနာဂေါ၊ ထိုဆင်ပြောင်ကြီးသည်၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့ အ
 လိုရှိတိုင်း၊ အရညေ၊ တော၌၊ ဝိဟရတိယထာ၊ နေသကဲ့သို့၊ ဧဝံတထာ၊ ထိုအ
 တူ၊ ပစ္စေကသမ္ပုဒ္ဓေါပိ အရှင်ပစ္စေကသမ္ပုဒ္ဓါသည်ထည်း၊ ယထာဘိဓန္တံ၊
 မွေ့ထျော်သရွေ့၊ အရညေ၊ တော၌၊ ဝိဟရတိ၊ နေ၏၊ ပဋ္ဌမေနိဗ္ဗာနေန၊ ပဋ္ဌမ
 ဈာန်ဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့၊ ဝိဟရတိ၊ နေ၏၊ နုတိယေ
 နနိ၊ နုတိသဈာန်ဖြင့်ထည်း၊ တဘိယေနဝိ၊ တဘိယဈာန်ဖြင့်ထည်း၊ စတုတ္ထေန
 ဝိဈာနေန၊ စတုတ္ထဈာန်ဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့၊ အရညေ၊
 တော၌၊ ဝိဟရတိ၊ နေ၏၊ မေတ္တိယာပိစေတောဝိရုတ္တိယာ၊ မေတ္တိနှင့်ယှဉ်သော
 ပထဝိရုတ္တိဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့၊ အရညေ၊ တော၌၊
 ဝိဟရတိ နေ၏၊ ကရုဏာယာပိစေတောဝိရုတ္တိယာ၊ ကရုဏာနှင့်ယှဉ်သော
 ပထဝိရုတ္တိဖြင့်ထည်း၊ မုဒိတာယာပိ စေတောဝိရုတ္တိယာ၊ မုဒိတာနှင့်ယှဉ်
 သောပထဝိရုတ္တိဖြင့်ထည်း၊ ဥပေက္ခာယာပိစေတောဝိရုတ္တိယာ၊ ဥပေက္ခာနှင့်
 ယှဉ်သောပထဝိရုတ္တိဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့၊ အရ
 ညေ၊ တော၌၊ ဝိဟရတိ၊ နေ၏၊ အာကာသာနဉ္စာယတန သမာပတ္တိယာပိ၊
 အာကာသာနဉ္စာယတနသမာပတ်ဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်
 သရွေ့၊ အရညေ၊ တော၌၊ ဝိဟရတိ၊ နေ၏၊ ဝိညာဏဉ္စာယတနသမာပတ္တိ
 ယာပိ၊ ဝိညာဏဉ္စာယတနသမာပတ်ဖြင့်ထည်း၊ အာကိဉ္စညာယတနသမာ
 ပတ္တိယာပိ၊ အာကိဉ္စညာယတနသမာပတ်ဖြင့်ထည်း၊ နေဝာ ဉ္စာနာသညာ
 ယတနသမာပတ္တိယာပိ၊ နေဝသညာနာသညာယတနသမာပတ်ဖြင့်ထည်း၊
 နိရောဓသမာပတ္တိယာပိ၊ နိရောဓသမာပတ်ဖြင့်ထည်း၊ ဗလသမာပတ္တိယာပိ
 ဗလသမာပတ်ဖြင့်ထည်း၊ ယထာဘိဓန္တံ၊ မွေ့ထျော်သရွေ့၊ အရညေ၊
 တော၌၊ ဝိဟရတိ၊ နေ၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ယထာဘိဓန္တံ၊ ဝိဟရေ
 အရညေတိပဒဿ၊ ယထာဘိဓန္တံ၊ ဝိဟရေအရညေဟုသောဝုန်၏၊ အတ္ထော
 အနက်ထည်း၊ ခုပ္ပဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဇကော၊ အဖေ၊ မိမိ
 တပါးထည်း၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ
 ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နာဂေါဝယူတာနိ ဝိဇ္ဇယိတော၊ သဗ္ဗာဏ
 ခန္ဓာပဒုမိဥဋ္ဌါရော၊ ယထာဘိဓန္တံ၊ ဝိဟရေအရညေ၊ ဇကောစရေခုပ္ပဝိသာ



ထကပွေါတိ၊နာဂေါယုထာနိဝိဝဇ္ဇယိတွာ၊သဗ္ဗာတခန္ဓာပရမိဥဋ္ဌါရော၊
ယထာဘိဓန္တံ ဝိဟရေအရညေ၊ ဧကောစယေခွဲဝိသုဒ္ဓါ ကပွေါဟူ၍၊
အာဟ၊ဆိုပြီ။ ။

သင်္ဂဏိကာရတဿ၊ အပေါင်းအပေါ်၌မွေ့လျော်သော သူအား၊ သာ
မာယိကံဝိမုတ္တိံ၊ သောကီသမာပတ်ကို၊ ယံ၊ အကြင်အကြောင်းဖြင့်၊ ပဿ
ယေ၊ မြင်ရာ၏၊ တံ၊ ထိုအကြောင်းသည်၊ အဋ္ဌါနံ၊ မြင်ခြင်း၏အကြောင်းမ
ဟုတ်၊ ဣတိ၊ ဤသို့၊ အာဒိစ္စဗန္ဓုဿ၊ နေမင်း၏အဆွေဖြစ်သော မြတ်စွာ
ဘုရား၏၊ ဝစော၊ စကားတော်ကို၊ နိသမ္ပ၊ စုစမ်းဆင်ခြင်၍၊ အဓိဝတော၊
အပေါင်းအပေါ်ကိုပယ်၍ အသင့်အားဖြင့်လုံးသွင်းသဖြင့် ပဋ္ဌေက ပေ၊ မိ
ဥာဏံ၊ ကိုရသည်ဖြစ်၍၊ ခွဲဝိသုဒ္ဓါကပွေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အ
ပေါ်မရှိဘေးတည်း၊ စရေ၊ ဘျင့်ရာ၏၊ အဋ္ဌါနတံသင်္ဂဏိကာရတဿ
ယံပဿယေသာမာယိကံ ဝိမုတ္တိန္တိ၊ အဋ္ဌါနတံသင်္ဂဏိကာရတဿ၊ ယံ
ပဿယေသာမာယိကံဝိမုတ္တိံဟူသည်ကား၊ ဟိသမ္ပံ၊ မှန်၏၊ ဘဂဝတော၊
မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤဆိုသတ္တံ့သောစကားကို၊ ဝုတ္တံ၊ ဟော
တော်မူအပ်ပြီ၊ အာနန္ဒ၊ အာနန္ဒာ၊ ယာဝတော၊ အကြင်အပိုင်း အခြားဖြင့်၊
သင်္ဂဏိကာရမော၊ အပေါ်၌မွေ့လျော်သော၊ သင်္ဂဏိကာရတော၊ အပေါင်း
အပေါ်၌ မွေ့လျော်ခြင်းတဦးမှ၊ သင်္ဂဏိကာရမတံ၊ အပေါင်းအပေါ်၌မွေ့
လျော်ခြင်းတဦးသို့၊ အနုယုဒတ္တာ၊ ဟဉ်သသော၊ ဝဏာရာမော၊ ဂိုဏ်း၌မွေ့
လျော်သော၊ ဝဏာရဘော၊ မွေ့လျော်သော ဂိုဏ်းတဦးမှ၊ ဝဏသံမုဒိ
ဘော အပေါင်းအပေါ်ကိုအားမှ၊ ဝဏာရာမတံ၊ မွေ့လျော်သောဂိုဏ်းတပါး
သို့၊ အနုယုဒတ္တာ ဟဉ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ ယန္တံ၊ နေက္ခမ္မသုခံ၊ အကြင်
ရဟန်းချမ်းသာသည်၊ ပဝိဝေကသုခံ၊ ဆိတ်ငြိမ်ရာ၌နေသောချမ်းသာသည်
ဥပသမသုခံ၊ ဗသသမာပတ် ချမ်းသာသည်၊ သံဗောဓိသုခံ၊ မဂ်နှင့်ဟဉ်
သောချမ်းသာသည်၊ အတ္တိ၊ ရှိ၏၊ တဿသုခဿ၊ ထိုချမ်းသာကို၊ နိကမ
လာဘိ၊ မိမိအလိုဖြင့်ရခြင်းသည်၊ အကိစ္ဆလာဘိ၊ မဆင်းရဲသဖြင့်ရခြင်း
သည်၊ အကထိရလာဘိ၊ မပင်ပန်းသဖြင့် ရခြင်းသည်၊ ယန္တံ၊ အကြင်အ
ကြောင်းဖြင့်၊ ဘဝိ၊ ဘဝိ၊ ဖြစ်လတ္တံ့၊ ဧတံဋ္ဌာနံ၊ ထိုရခြင်း၏ အကြောင်း
သည်၊ နပိစ္ဆာဘိ၊ မရှိ၊ အာနန္ဒ၊ အာနန္ဒာ၊ ယောစခေါသောဘိက္ခု၊ အကြင်ရဟန်း
သည်၊ ဧကော၊ တပါးတည်း၊ ဝဏသ္မာ၊ ဂိုဏ်းမှ၊ ဝုပကဋ္ဌော၊ ကင်း၍၊ ဝိဟရ
တိ၊ နေ၏၊ တဿဘိက္ခု၊ နော၊ ထိုရဟန်းအား၊ ပေါတိကံ၊ အသိရှိအပ်သော၊
ယန္တံ၊ နေက္ခမ္မသုခံ၊ အကြင်ပဗ္ဗန္ဓုသုခသည်၊ ပဝိဝေကသုခံ၊ ဆိတ်ငြိမ်ခြင်းသုခ

သည်၊ ဥပသမ္ပာသနံ၊ ဗဒ္ဓသုခသည်၊ သံဃဗေဒိသုခံ၊ မဂ္ဂသုခသည်၊ အတ္ထိ၊ ရှိ၏။
 တဿသုခဿ၊ ထိုသုခကို၊ နိကာမာယာတိ၊ မိမိအစွမ်းဖြင့် ရခြင်းသည်၊
 အကိစ္ဆလာတိ၊ မဆင်းရဲသဖြင့် ရခြင်းသည်၊ အကထိရလာတိ၊ မပင်ပန်း
 သဖြင့်ရခြင်းသည်၊ ယံ၊ အကြင်အကြောင်းဖြင့်၊ ဘဝိဿကိ၊ ဖြစ်ထွက်၊
 ဣတိဇေတံဋ္ဌာနံ၊ ထိုရခြင်း အကြောင်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ အာနန္ဒ၊ အာနန္ဒာ၊
 ဖာဝတာ၊ အကြင်မျှလောက်၊ ဘိက္ခု၊ ရဟန်းသည်၊ သင်္ဂဏိကာရာမော၊
 အပေါင်းအဖော်၌မွေ့လျော်သည်ဖြစ်၍၊ သင်္ဂဏိကာရတော၊ အပေါင်းအဖော်
 ၌မွေ့လျော်ခြင်းတဦးမှ၊ သင်္ဂဏိကာရာမတံ၊ အပေါင်းအဖော်၌ မွေ့လျော်
 ခြင်းတဦးသို့၊ အနုယုက္ကော၊ ယှဉ်သည်ဖြစ်၍၊ ဂဏာရာမော၊ ဂိုဏ်း၌မွေ့
 လျော်သည်ဖြစ်၍၊ ဂဏာရတော၊ မွေ့လျော်သောဂိုဏ်းမှ၊ ဂဏသမုဒိတော၊
 အပေါင်းအဖော်ရှိသောဂိုဏ်းမှ၊ ဂဏာရာမတံ၊ ဂိုဏ်းတဦးသို့၊ အနုယုက္ကော၊
 ယှဉ်သည်ဖြစ်၍၊ သာမာယိကံဝါစေတောဝိရတ္တံ၊ လောကီသမာပတ်ကို
 လည်းကောင်း၊ အသာမာယိကံဝါအကုပ္ပံ၊ လောကုတ္တရာ သမာပတ်ကို
 လည်းကောင်း၊ ယန္တံ၊ အကြင်အကြောင်းဖြင့်၊ ဥပသမ္ပန္န၊ ကပ်၍၊ ဝိဟရိဿ
 တိ၊ နေထွက်၊ ဣတိဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ အာနန္ဒ၊ အာ
 နန္ဒာ၊ လောစာခေါသောဘိက္ခု၊ အကြင်ရဟန်းသည်၊ ဧကော၊ တပါးတည်း၊
 ဂဏသ္မာ၊ ဂိုဏ်းမှ၊ ဝုပကာဋ္ဌော၊ ကင်း၍၊ ဝိဟရတိ၊ နေ၏၊ တဿဘိက္ခုနော၊
 ထိုရဟန်းအား၊ ပါဠိကင်္ဂံ၊ အလိုရှိအပ်သော၊ သာမာယိကံဝါစေတောဝိရတ္တံ၊
 လောကီသမာပတ်ကိုလည်းကောင်း၊ အသာမာယိကံဝါအကုပ္ပံ၊ လော
 ကုတ္တရာသမာပတ်ကို လည်းကောင်း၊ ယံ၊ အကြင်အကြောင်းဖြင့်၊ ဥပသမ္ပ
 န္န၊ ကပ်၍၊ ဝိဟရိဿတိ၊ နေထွက်၊ ဣတိဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊
 ဝိဇ္ဇတိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ဝတ္ထံ၊ ဘောတော်မူအပ်ပြီ၊ ဣတိအယံ၊ ဤသည်
 လျှင်၊ အဋ္ဌာနတံ သင်္ဂဏိကာရ တဿယံပဿယေ သာမာယိကံဝိရတ္တံ၊
 ပဒဿ၊ အဋ္ဌာနတံသင်္ဂဏိကာရတဿယံ ပဿယေသာမာယိကံဝိရတ္တံ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အာဒိစ္စဗန္ဓုဿ ဝစောနိသဋ္ဌာတိ
 ဧတ္ထပဒေ၊ အာဒိစ္စဗန္ဓုဿဝစောနိသဋ္ဌဟူသောဤပုဒ်၌၊ သူရိယော၊ နေကို၊
 အာဒိစ္စော၊ အာဒိစ္စဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဂေါ၊ ဣနု၊ အနွယ်အားဖြင့်၊ ဂေါတ
 မော၊ ဂေါတမအနွယ်ဖြစ်၏၊ ပစ္စေကသမ္ပုဒ္ဓါပိ၊ အရှင်ပစ္စေကသမ္ပုဒ္ဓါသည်
 ထည်း၊ ဂေါတ္ထေန၊ အနွယ်အားဖြင့်၊ ဂေါတမော၊ ဂေါတမအနွယ်ဖြစ်၏၊
 သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဝုရိယံ၊ သေ၊ နေ၏၊
 ဂေါတ္ထော၊ အနွယ်ဖြစ်သော၊ ဗန္ဓု၊ အငွေ့ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ ပစ္စေက



သမ္ပုဒ္ဓေါ၊ အရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ အာဒိစ္စဗန္ဓု၊ အာဒိစ္စဗန္ဓုမည်၏၊ အာ
 ဒိစ္စဗန္ဓုဿဝစောနိသမ္ဘာတိ၊ အာဒိစ္စဗန္ဓုဿ ဝစောနိသမ္ဘဟု သည်ကား၊
 အာဒိစ္စဗန္ဓုဿ၊ နေမင်း၏ အဆွေဖြစ်သော အရှင်ပစ္စေကသမ္ပုဒ္ဓါ၏၊ ဝစနံ၊
 စကားကို၊ ဗျပသံ၊ စကား၏ အကြောင်းကို၊ ဝေထနံ၊ ဟောခြင်းကို၊ အနုထိ
 ဋ္ဌံ၊ ဆုံးမကာ မြစ်ခြင်းကို၊ သုတွာ၊ ကြား၍၊ သုဏိတွာ၊ သောတဝိညာဉ်ဖြင့်
 နာ၍၊ ဥပ္ပယောတွာ၊ ကောင်းစွာသင်ယူ၍၊ ဥပဓာရယိတွာ၊ ကောင်းစွာဆောင်
 ၍၊ ဥပသက္ခိယိတွာ၊ ကောင်းစွာမှတ်၍၊ ဣတိအယံ၊ ဤသည်လျှင်၊ အာဒိစ္စ
 ဗန္ဓုဿဝစောနိသမ္ဘာတိပဒသ၊ အာဒိစ္စဗန္ဓုဿဝစောနိ သမ္ဘဟုသောပုန်
 ၏၊ အတ္ထော၊ အနက်တည်း၊ ခွဲဝိသာနာကပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဇကော၊
 အဖော်မရှိတပါးတည်း။ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေက
 သမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ အဋ္ဌာနတံသံဂဏိကာရတထာ
 ယံပဿယေသာမာယိကံဝိမုတ္တိံ၊ အာဒိစ္စဗန္ဓုဿ ဝစောနိသမ္ဘဇကောစရေ
 ခွဲဝိသာနာကပ္ပေါတိ၊ အဋ္ဌာနတံသံ ဂဏိကာရတထာယံပဿယေသာမာ
 ယိကံဝိမုတ္တိံ၊ အာဒိစ္စဗန္ဓုဿ ဝစောနိသမ္ဘဇကောစရေ ခွဲဝိသာနာကပ္ပော
 ဟူ၍၊ အာဟာ၊ ဟောတော်မူပြီး၊ ဒုတိယော၊ နှစ်ခုမြောက်သော၊ ပဂ္ဂေါ၊
 ဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး။

နိဗ္ဗိတိသုကာနိ၊ သမ္ဘာနိဗ္ဗိ၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သောမိတ္တာအယုတိ
 ကို၊ နုပါတိဝတ္ထော၊ လွန်သည်၊ ဟုတွာ၊ ဖြစ်၍၊ နိယာမံ၊ အပါယ်သို့မကုသော
 အဖြစ်အထက်မဂ်သွင်လားရာရှိသောအဖြစ်ဖြင့်မြဲသော အဖြစ်သို့၊ ပတ္ထော၊
 ရောက်၏၊ ပရိသဒ္ဓမဂ္ဂေါ၊ ရအပ်ပြီးသောအထက်မဂ်ရှိသည်၊ ဥပ္ပန္နဉာဏော၊
 ဖြစ်ပြီးသောပစ္စေကဗောဓိဉာဏ်ရှိသည်၊ အမိ၊ ဖြစ်၏၊ အနုညနေယေဓာ၊ သူတ
 ပါးတို့ မဝိစေအပ်သော သုစ္စာဉာဏ်ရှိသည်ဖြစ်၍၊ ခွဲဝိသာနာကပ္ပေါ၊
 ကြံ့ချိုနှင့်အတူ၊ ဇကော၊ အဖော်မရှိတပါ တည်း၊ စရေ၊ ကျင့်ရာ၏၊ နိဗ္ဗိတိသု
 ကာနိနုပါတိဝတ္ထောတိတ္ထော၊ နိဗ္ဗိတိသုကာနိနုပါတိဝတ္ထောဟူသောဤပါဠိနှစ်
 ဝိသတိဝတ္ထုကာ၊ နှစ်ဆယ်သောဝတ္ထုရှိသော၊ သက္ကာယနိဗ္ဗိ၊ ခန္ဓာငါးပါး၌
 ကိုယ်ဟုယူသောသက္ကာယနိဗ္ဗိကို၊ နိဗ္ဗိတိသုကာနိစ၊ နိဗ္ဗိတိသုကာနိဟူ၍ထည်း
 ဝုစ္စတိ၊ ဆိုအပ်၏၊ အသုဘဝါ၊ အကြားအမြင်မရှိသော၊ ဣမ၊ ဤသောသနာ
 တော်၌၊ ဝုဝုဇ္ဇနော၊ ဝုထုဇဉ်ပုဂ္ဂိုလ်သည်၊ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို
 အဒဿာပိ၊ မူးမြင်လေ့မရှိသည်ဖြစ်၍၊ အရိယဓမ္မဿ၊ အရိယာတို့၏တရား
 ၌၊ အကောပိဒေါ၊ မဝိဒ္ဓာသည်ဖြစ်၍၊ အရိယဓမ္မေ၊ အရိယာတို့၏တရား၌၊ အ
 ဝိနိတော၊ ဆုံးမခြင်းမရှိသည်ဖြစ်၍၊ သပ္ပုရိယာနံ၊ သူတော်ကောင်းတို့ကို၊ အ

☞

ဒဿာဝိ၊ ဗူးမြင်လေ့မရှိသည်ဖြစ်၍၊ သပ္ပုရိသဓမ္မဿ၊ သူတော်ကောင်းတို့
 ၏ဘုရား၌၊ အကောဝိဒေါ၊ မလိမ္မာသည်ဖြစ်၍၊ သပ္ပုရိသဓမ္မေ၊ သူတော်
 ကောင်းတို့၏ဘုရား၌၊ အဝိနိတော၊ ဆုံးမခြင်းမရှိသည်ဖြစ်၍၊ ရူပံ၊ ရုပ်ကို၊
 အတ္တတော၊ ကိုယ်အားဖြင့်၊ သမနူပဿတိ၊ အတန်တလဲလဲရှု၏၊ ရူပဝန္တံ၊
 ရုပ်ရှိသော၊ အတ္တာနံဝါ၊ ကိုယ်ကိုလည်း၊ သမနူပဿတိ၊ အတန်တလဲလဲရှု
 ၏၊ အတ္တနံ၊ ကိုယ်၌၊ ရူပံဝါ၊ ရုပ်ကိုလည်း၊ သမနူပဿတိ၊ အတန်တလဲလဲရှု
 ၏၊ ရူပတ္ထိံ၊ ရုပ်၌၊ အတ္တာနံဝါ၊ ကိုယ်ကိုလည်း၊ သမနူပဿတိ၊ အတန်တလဲ
 လဲရှု၏၊ ဝေဒနံ၊ ဝေဒနာကို၊ သညံ၊ သညာကို၊ သင်္ခါ၊ ဝေဒ၊ သင်္ခါ၊ ရတိုက်၊ ဝိညာ
 တံ၊ ဝိညာဉ်ကို၊ အတ္တတော၊ ကိုယ်အားဖြင့်၊ သမနူပဿတိ၊ အတန်တလဲလဲ
 ရှု၏၊ ဝိညာဏာန္တံ၊ ဝိညာဉ်ရှိသော၊ အတ္တာနံဝါ၊ ကိုယ်ကိုလည်း၊ သမနူပဿ
 တိ၊ အတန်တလဲလဲရှု၏၊ အတ္တနံ၊ ကိုယ်၌၊ ဝိညာဉ်တံဝါ၊ ဝိညာဉ်ကိုလည်း၊ သမနူ
 ပဿတိ၊ အတန်တလဲလဲရှု၏၊ ဝိညာဏတ္ထိံ၊ ဝိညာဉ်၌၊ အတ္တာနံဝါ၊ ကိုယ်ကို
 လည်း၊ သမနူပဿတိ၊ အတန်တလဲလဲရှု၏၊ ဝေရူပေါ၊ ဤသို့သောတို့ရှိသော၊
 ယာမိဋ္ဌိ၊ အကြင်မိဋ္ဌိသည်လည်းကောင်း၊ ယံမိဋ္ဌိဂတံ၊ အကြင်ခြောက်ဆဲ့
 နှစ်ပါးသောမိဋ္ဌိ၌ အာရုံ၊ ဝင်သောမိဋ္ဌိသည် လည်းကောင်း၊ ယံမိဋ္ဌိဂဟနံ၊
 အကြင်လွန်နှိုင်းသောမိဋ္ဌိဟူသော တေးအုပ်သည် လည်းကောင်း၊ ယေ
 မိဋ္ဌိကန္တာရော၊ အကြင်ကူးခတ်နိုင်သော မိဋ္ဌိဟူသော ခရီးသည်လည်း
 ကောင်း၊ ယံမိဋ္ဌိဝိသုကာယိကံ၊ အကြင်ဖြေပျောက်နိုင်သော မြေနှင့်နှင့်
 တူသောအယူဟူသော မိဋ္ဌိသည်လည်းကောင်း၊ ယံမိဋ္ဌိဝိပ္ပန္နိတံ၊ အကြင်
 တုန်ထွက်သော တောက်ပြန်သော အယူဟူသော မိဋ္ဌိသည်လည်းကောင်း၊
 ယံမိဋ္ဌိသံယောဇနံ၊ အကြင်ဖွဲ့တတ်သော မိဋ္ဌိသံယောဇနံသည် လည်း
 ကောင်း၊ ယောဂါဟော၊ အကြင်မြဲစွာယူတတ်သောမိဋ္ဌိသည်လည်းကောင်း၊
 ယောပတိဋ္ဌာဘော၊ အကြင်ဗလဝသတ္တိရှိသော တည်ရာဟူသော မိဋ္ဌိသည်
 လည်းကောင်း၊ ယောအဘိနိဝေယော၊ အကြင်ရှားသောအားဖြင့်နှလုံးသွင်း
 ခြင်းသည်လည်းကောင်း၊ ယောပရာမာသော၊ အကြင်တရားကိုလွန်၍သုံး
 သပ်ခြင်းသည်လည်းကောင်း၊ ယောက္ခန္ဓာ၊ အကြင်စက်ဆုပ်တွင်သော
 အယူဟူသောခရီးသည်လည်းကောင်း၊ ယောမိစ္ဆာ၊ ယော၊ အကြင်ချွတ်
 ယွင်းသောအယူဟူသောခရီးသည် လည်းကောင်း၊ ယံမိစ္ဆတ္တံ၊ အကြင်ချွတ်
 ယွင်းသောသဘော အယူသည် လည်းကောင်း၊ ယံတိတ္ထာယတနံ၊ အကြင်
 အကျိုးမရှိသော သူတို့၏လည်းပွားရာတည်ရာ ဖြစ်သောဆိပ်သည်၎င်း၊
 ယောဝိဝရိယေသဂ္ဂါဟော၊ အကြင်ချွတ်ယွင်းသော ရှု မှီးခြင်း တည်းဟူ

သောအယုသည် ထည်းကောင်း၊ ယောဝိပရိတဂါဟော၊ အကြင်သဘော
မဟုတ်သည်ကိုယူခြင်းသည် ထည်းကောင်း၊ ယောဝိပလ္လောသဝဂ္ဂါယော၊ အ
ကြင်နိစ္စဟုပြန်၍ယူခြင်းသည် ထည်းကောင်း၊ ယောမိစ္ဆာဂါဟော၊ အ
အကြင်အကြောင်းကင်း၍ ဗျတ်ယွင်းသောယူခြင်းသည် ထည်းကောင်း၊
အယာသာဝကတ္ထိ၊ သဘောမရှိသောတ္ထုန္တံ၊ ယောယာသာဝကန္တိဂါ
ဟော၊ အကြင်သဘောရှိ၏ဟုယူခြင်းသည်ထည်းကောင်း၊ အတ္ထိရှိ၏ယာ
ဝသာ၊ အကြင်မျှသောကံ၊ စွါသဗ္ဗိဒိဗ္ဗိဂတာနိ၊ ခြောက်ဆဲ နှစ်ပါးသောဒိဗ္ဗိအ
ယုတို့သည်၊ သန္တိ၊ ရှိကုန်၏၊ အယံသဗ္ဗာ၊ ဤအထုံးစုံသည်၊ ဒိဗ္ဗိဝိသုကာ၊ ဒိဗ္ဗိ
ဝိသုကာမည်၏၊ ဒိဗ္ဗိဝိသုကာနိဥပါတိ ဝတ္ထောတိ၊ ဒိဗ္ဗိဝိသုကာနိ ဥပါတိ
ဝတ္ထောဟုသည်ကား၊ ဒိဗ္ဗိဝိသုကာနိ၊ သဗ္ဗဒိဗ္ဗိ၏ဆန့်လျှင်ဟက် ဖြစ်ကုန်
သောမိစ္ဆာအယုတို့ကို၊ ဥပါတိဝတ္ထော၊ လွန်သည်ဖြစ်၍၊ အတိတ္ထန္တော၊
လွန်သည်ဖြစ်၍၊ သမတိတ္ထန္တော၊ ကောင်းစွာလွန်သည်ဖြစ်၍၊ ဝိတိဝတ္ထော၊
အထူးသဖြင့်လွန်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်ကား၊ ဒိဗ္ဗိဝိသုကာနိဥပါ
တိဝတ္ထောတိဝဒဿ၊ ဒိဗ္ဗိဝိသုကာနိဥပါတိဝတ္ထောဟူသောပုဒ်၏၊ အတ္ထော၊
အနက်တည်း၊ ပတ္ထောနိယာမံပဋိပစ္စမဂ္ဂေါတိတ္ထော၊ ပတ္ထောနိယာမံပဋိပစ္စ
မဂ္ဂေါဟူသောဤပါဌ်၌၊ စတ္တာ၊ ရာ၊ လေးပါးကုန်သော၊ အရိယမဂ္ဂါ၊ အရိယ
မဂ်တို့ကို၊ နိယာမာ၊ နိယာမတို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ စတုဟိ၊ လေး
ပါးကုန်သော၊ အရိယမဂ္ဂဟိ၊ အရိယမဂ်တို့နှင့်၊ သမန္နာဂတော၊ ငြည့်စုံ
သည်ဖြစ်၍၊ နိယာမံ၊ သမ္ပတ္တနိယာမသ္မိ၊ ပတ္ထော၊ ရောက်၏၊ သံပတ္ထော၊
ကောင်းစွာရောက်၏၊ အဓိဂတော၊ ရ၏၊ ဗုသိတော၊ တွေ့၏၊ သန္တိကတော၊
မျက်မှောက်ပြု၏၊ ဣတိအယံ၊ ဤသည်ကား၊ ပတ္ထောနိယာမန္တိ ဝဒဿ၊
ပတ္ထောနိယာမံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ပဋိပစ္စမဂ္ဂေါတိတ္ထော
ပဋိပစ္စမဂ္ဂေါဟူသောဤပါဌ်၌၊ အရိယော၊ ပြုစင်သော၊ အဗ္ဗုဒိကော၊ ရှစ်ပါး
သောအင်္ဂါရှိသော၊ မဂ္ဂေါမဂ်ကို၊ မဂ္ဂေါမဂ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣဒံ
အယံမဂ္ဂေါ၊ ဤမဂ်သည်၊ သေယျထာကတမော အဘယ်နည်း၊ သဗ္ဗဒိဗ္ဗိ၊
သဗ္ဗဒိဗ္ဗိ ထည်းကောင်း၊ သဗ္ဗာသင်္ဂေ၊ သဗ္ဗာသင်္ဂေ ထည်းကောင်း၊
သဗ္ဗာဝါစာ၊ သဗ္ဗာဝါစာ ထည်းကောင်း၊ သဗ္ဗာကမ္မန္တော၊ သဗ္ဗာကမ္မန္တ
ထည်းကောင်း၊ သဗ္ဗာအာဇီဝော၊ သဗ္ဗာအာဇီဝထည်းကောင်း၊ သဗ္ဗာဝါယာ
မော၊ သဗ္ဗာဝါယာမထည်းကောင်း၊ သဗ္ဗာသတိ၊ သဗ္ဗာသတိထည်းကောင်း၊
သဗ္ဗာသမာဓိ၊ သဗ္ဗာသမာဓိထည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်တည်း၊
လဒ္ဓမဂ္ဂေါ၊ ရအပ်သောအထက်မဂ်ရှိသည်၊ လဒ္ဓေါ၊ ရအပ်သည်၊ ပဋိပစ္စေ၊

ကာဘန်ရအပ်သည်၊ အဓိဝတော၊ ရအပ်သည်၊ ဇုသိတော၊ တွေ့သည်၊ သန္တိ
ကတော၊ မျက်မှောက်ပြုအပ်သည်၊ ဣတိအယံ၊ ဤသည်ကား၊ ပက္ခောနိယာ
မံပရိလဒ္ဓမဂ္ဂေါတိ ပဒဿ၊ ပက္ခောနိယာမံပရိလဒ္ဓမဂ္ဂေါ ဟူသောပုဒ်၏၊
အက္ခော၊ အနက်တည်း၊ ဥပ္ပန္နဉာဏောမိအနညနေယျောတိ ဥပ္ပန္နဉာဏောမိ
အနညနေယျောဟူသည်ကား၊ ကဿပက္ခေကသမ္ပုဒ္ဓဿ၊ ထိုအရှင်ပက္ခေက
သမ္ပုဒ္ဓါ၏၊ ဉာဏံ၊ ဉာဏ်သည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ သရပ္ပန္နံ၊ ကောင်းစွာဖြစ်၏၊ နိဗ္ဗ
တ္တံ၊ ဖြစ်၏၊ အဘိနိဗ္ဗတ္တံ၊ အလွန်ဖြစ်၏၊ ပါတုဘုတံ၊ ထင်ရှားဖြစ်၏၊ သဗ္ဗေ၊
အလုံးစုံကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ အနိစ္စာ၊ မမြဲကုန်၊ ဣတိ၊ ဤသို့၊
ဉာဏံ၊ ဉာဏ်သည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ သရပ္ပန္နံ၊ ကောင်းစွာဖြစ်၏၊ နိဗ္ဗတ္တံ၊ ဖြစ်၏၊
အဘိနိဗ္ဗတ္တံ၊ အလွန်ဖြစ်၏၊ ပါတုဘုတံ၊ ထင်ရှားဖြစ်၏၊ သဗ္ဗေ၊ အလုံးစုံကုန်
သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဒုက္ခာ၊ ဆင်းရဲကုန်၏၊ ဣတိ၊ ဤသို့၊ သဗ္ဗေ
အလုံးစုံကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အနတ္တပတံ၊ ကိုယ်မဟုတ်ကုန်
ဟူ၍၊ ယံကိဗ္ဗိ၊ အလုံးစုံသောသဘောတရားသည်၊ သရဒယဓမ္မံ၊ ဖြစ်ခြင်း
သဘောရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော သဘောတရားသည်၊ နိရောဓဓမ္မံ၊
ချုပ်ခြင်းသဘောရှိ၏၊ ဣတိ၊ ဤသို့၊ ဉာဏံ၊ ဉာဏ်သည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ သရ
ပ္ပန္နံ၊ ကောင်းစွာဖြစ်၏၊ နိဗ္ဗတ္တံ၊ ဖြစ်၏၊ အဘိနိဗ္ဗတ္တံ၊ အလွန်ဖြစ်၏၊ ပါတုဘုတံ၊
ထင်ရှားဖြစ်၏၊ ဣတိအယံ၊ ဤသည်ကား၊ ဥပ္ပန္နဉာဏောမိတိပဒဿ၊ ဥပ္ပန္န
ဉာဏောမိဟူသောပုဒ်၏၊ အက္ခော၊ အနက်တည်း၊ အနညနေယျောတိ၊ အန
ညနေယျောဟူသည်ကား၊ သောပက္ခေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပက္ခေကသမ္ပုဒ္ဓါ
သည်၊ နပရနေယျော၊ သူတပါးတို့သည် မသိအပ်သည်ဖြစ်၍၊ နပရပတ္တိ
ယော၊ သူတပါးတို့သည် မဆောက်အပ်သည် ဖြစ်၍၊ နပရပစ္စယော၊ သူ
တပါးတို့သည် မထောက်ပံ့အပ်သည်ဖြစ်၍၊ နပရပရိဗန္ဓဂ္ဂ၊ သူတပါးတို့နှင့်
မစပ်မှု၍ ရောက်သည်ဖြစ်၍၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ အသံရဋ္ဌော၊ မတွေ
ဝေသည်ဖြစ်၍၊ သမ္ပဇာနော၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍၊ ပရိဿတော၊
သတိရှိသည်ဖြစ်၍၊ ဇာနာတိ၊ သိ၏၊ ပဿတိ၊ ဖြစ်၏၊ သဗ္ဗေ၊ အလုံးစုံကုန်
သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ အနိစ္စာ၊ မမြဲကုန်၊ ဣတိ၊ ဤသို့၊ နပရနေ
ယျော၊ သူတပါးတို့သည် မသိအပ်သည်ဖြစ်၍၊ နပရပတ္တိယော၊ သူတပါးတို့
သည် မဆောက်အပ်သည်ဖြစ်၍၊ နပရပစ္စယော၊ သူတပါးတို့သည် မထောက်
ပံ့အပ်သည်ဖြစ်၍၊ နပရပရိဗန္ဓဂ္ဂ၊ သူတပါးတို့နှင့် မစပ်ခြင်းသို့ ရောက်သည်
ဖြစ်၍၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ အသံရဋ္ဌော၊ မတွေဝေသည်ဖြစ်၍၊ သမ္ပဇာ
နော၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍၊ ပရိဿတော၊ သတိနှင့်ပြည့်စုံသည်

ဖြစ်၍၊ ဇာနတ်၊ သိ၏၊ ပဿတိ၊ မြင်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ နက္ခမ၊ ဆင်းရဲကုန်၏၊ ဣတိ၊ ဤသို့၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အနတ္တေ၊ ကိုယ်မဟုတ်ကုန်ဟူ၍၊ ယိကိဗ္ဗိ၊ အလုံးစုံသော သဘောတရားသည်၊ သရဗယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏၊ ဣတိ၊ ဤသို့၊ နပရနေဓေ၊ သူတပါးတို့သည်မထိအပ်သည်ဖြစ်၍၊ နပရပတ္တိယော၊ သူတပါးတို့သည် မရောက် အပ်သည်ဖြစ်၍၊ နပရပစ္စယော၊ သူတပါးတို့သည်မထောက်ခံအပ်သည်ဖြစ်၍၊ နပရပဗ္ဗုဗန္ဓရ၊ သူတပါးတို့နှင့်စပ်ခြင်းသို့မရောက်သည်ဖြစ်၍၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ အသံရဓမ္မာ၊ မတွေ့ဝေသည်ဖြစ်၍၊ သမ္ပဇာနေော၊ ပညာအဆင်းအခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊ ပဋိယသကော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဇာနတ်၊ သိ၏၊ ပဿတိ၊ မြင်၏၊ ဣတိ၊ ဤသည်ကား၊ ဥပ္ပန္နဉာဏော၊ မှီအနညနေယျာတိပဒဿ၊ ဥပ္ပန္နဉာဏော၊ မှီ အနညနေယျာ ဟုသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ခဝ္ဂိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အပေါ်မရှိတပါးတည်း၊ စမေ၊ ကျင့်ရာ၏၊ ဧတန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင် ပစ္စေကသမ္ပုဒ္ဓါသည်၊ ဒိဗ္ဗိဝိသုကာတိပက္ခော၊ ပစ္စေကနိယာမံပဋိသဒ္ဓမဂ္ဂေါ၊ ဥပ္ပန္နဉာဏော၊ မှီအနညနေယျာ၊ ဧကောစရေခဝ္ဂိသာဏကပ္ပေါတိ၊ ဒိဗ္ဗိဝိသုကာနိဥပါတိပက္ခော၊ ပစ္စေကနိယာမံပဋိသဒ္ဓမဂ္ဂေါ၊ ဥပ္ပန္နဉာဏော၊ မှီအနညနေယျာ၊ ဧကောစရေခဝ္ဂိသာဏကပ္ပေါဟူ၍၊ အာဟ၊ ဟော၊ တော်မူ၏။

နိဗ္ဗေသယုဒ္ဓေါ၊ အာ ဟာရန္တိ သျှပ်ပေါ်ခြင်းမှကင်းသည်၊ နိက္ကုပေတေ၊ နှစ်သက်တွင်သောသောစဉ်၌ အံ့တွတ်ကိုဖြစ်စေခြင်းမှ ကင်းသည်၊ နိပ္ပိပါယော၊ ကောင်းသောအရသာကို သောဘမြင့်သောက်စားလိုသော အဖြစ်မှကင်းသည်၊ နိဗ္ဗက္ခော၊ သူကျေးဇူးကိုချေခြင်းမှကင်းသည်၊ နိဗ္ဗန္တကသဝဓမ္မာ၊ သောသော၊ ဆေးချော်အပ်ပြီးသော ခာဂစသောဖန်ကိုဆေးချော်အပ်ပြီးသောမောဟရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သဗ္ဗေသကော၊ အလုံးစုံသောသောကန္တိ၊ နိရာသသော၊ တဏှာကင်းသည်၊ ဘဝိတွာ၊ ဖြစ်၍၊ ခဝ္ဂိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ အပေါ်မရှိတပါးတည်း၊ စမေ၊ ကျင့်ရာ၏။ နိဗ္ဗေသယုဒ္ဓေါ၊ နိက္ကုပေတေ၊ နိပ္ပိပါယော၊ ကိစ္ဆေ၊ နိဗ္ဗေသယုဒ္ဓေါ၊ နိက္ကုပေတေ၊ နိပ္ပိပါယောဟူသောဤပါဠိ၌၊ တဏှာ၊ တဏှာကို၊ လောလုပ္ပံ၊ လောလုပ္ပဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သောဂာဂေါ၊ အကြင်တစ်ခြင်းရာတည်း သည်းကောင်း၊ ဟောသောဂေါ၊ အကြင်ပြင်းစွာတစ်ခြင်းရာတည်း သည်းကောင်း၊ (လ)ယာ



အဘိဇ္ဈာ၊ အကြင်အလွန်လိုချင်ခြင်းသည်လည်းကောင်း၊ ဝေဒကောတော၊
 အကြင်လိုချင်ခြင်း ဝေဒကောတော၊ ထည့်ကောင်း၊ ယိအကုသယမှတ်၊ အ
 ကြင်အကုသိုလ်မှုသေသည်ထည့်ကောင်း၊ အတ္ထိ၊ နိဗ္ဗိ၊ ဝေဒလုဇ္ဈ၊ အာယာ
 ခုန့်ထျပ်ပေါ်သော၊ စောတဏှာ၊ ထိုတဏှာကို၊ အာယာပဏ္ဍိတ သမ္ပန္နဿ၊
 ထိုအရှင်ပဏ္ဍိတသမ္ပန္နဿည်း၊ မတိနာပယ်အပ်ပြီ၊ ဥဒ္ဓိန္ဒရုလော၊ အရင်းကို
 ဖြတ်အပ်ပြီ၊ တာလောဝတ္ထုကတာ၊ ထန်းပင်ခုတ်ကဲ့သို့ပြုအပ်ပြီ၊ အနဘာဝံဂ
 တာ၊ တာဘန်မဖြစ်ခြင်းသို့ရောက်ပြီးအာယတိ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မာ၊
 မဖြစ်ခြင်းသဘောရှိ၏၊ တသ္မ၊ ထိုကြောင့်၊ မဇ္ဈကသမ္ပန္နဗ္ဗိ၊ မဇ္ဈကသမ္ပန္နဗ္ဗိ
 သညံ၊ နိဗ္ဗောလုဇ္ဈ၊ နိဗ္ဗောလုဇ္ဈ မည်၏၊ နိတ္ထုဟောတံ၊ နိတ္ထုဟောဟု
 သည်ကား၊ ပစ္စယပရိသေဝနသင်္ခါတံ၊ ပစ္စည်းကုန်ပစ္စည်းဟု ဆိုအပ်သော၊
 ကုဟနဝတ္ထု၊ ဣတ္တိဝက်သောဝတ္ထု၊ ထည့်ကောင်း၊ ဣဒိယာဝေထသင်္ခါတံ၊ ဣဒိ
 ယာဝုတ်ဟုဆိုအပ်သော၊ ကုဟနဝတ္ထု၊ ဣတ္တိဝက်သောဝတ္ထု၊ ထည့်ကောင်း၊
 သာမန္တဗုဒ္ဓနသင်္ခါတံ၊ ဣဒိမာပိ၊ ဣဒိအနိန္ဒိ၊ ပြောခြင်းဟု ဆိုအပ်သော၊
 ကုဟနဝတ္ထု၊ ဣတ္တိဝက်သောဝတ္ထု၊ ထည့်ကောင်း၊ ဣတံ၊ ဤသို့၊ တိဏိ၊ သုံး
 ပါးကုန်သော၊ ကုဟနဝတ္ထု၊ ဣတ္တိဝက်ခြင်းဝတ္ထုတို့သည်၊ ဟောန္တိ၊ ဖြစ်
 ကုန်၏၊ ပစ္စယပရိသေဝနသင်္ခါတံ၊ ပစ္စည်းကုန်ပစ္စည်းဟု ဆိုအပ်သော၊ ကု
 ဟနဝတ္ထု၊ ဣတ္တိဝက်သောဝတ္ထုသည်၊ ကတံ၊ အဘယ်နည်း၊ ဣတံ၊ ဤသော
 နာတော်၌၊ ဝဟပကံ၊ သူကြွယ်သည်၊ တိဏှ၊ ရဟန်းတို့ကို၊ စိဝရိဏ္ဍပါတ
 သေနာယနံ၊ စိသနပစ္စယတော၊ ဣပရိက္ခာပေတံ၊ သင်္ကန်းဆွမ်းကျောင်း
 သုနာဇ္ဇိ၊ အသက်အရံအတား၊ အထောက်အပံ့ဖြစ်သော ဆေးတို့ဖြင့်၊ နိ
 မန္တန္တိ၊ တိဏိကုန်၏၊ သော၊ ထိုရဟန်းသည်၊ ပါပိစ္ဆော၊ မကောင်းသော
 အလိုရှိသည်ဖြစ်၍၊ ဣစ္ဆာပကတော၊ မကောင်းသောအလိုဖြင့်နှိပ်စက်သည်
 ဖြစ်၍၊ စိဝရိဏ္ဍပါတသေနာယနံ၊ စိသနပစ္စယတော၊ ဣပရိက္ခာပေတံ၊ သင်္ကန်း
 ဆွမ်းကျောင်းသုနာဇ္ဇိ၊ အသက်အရံအတား၊ အထောက်အပံ့ဖြစ်သော ဆေး
 တို့ကို၊ အတ္ထိကော၊ အလိုရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ တိပေဋ္ဌာကမ္ပတံ၊ များစေ
 လိုသောအဖြစ်ကို၊ ဥပါဒိဏ၊ အကြောင်းပြု၍၊ စိဝရိသင်္ကန်းကို၊ ပစ္စက္ခာ
 တိပေတံ၊ ပိဏ္ဍပါတံ၊ ဆွမ်းကို၊ ပစ္စက္ခာတိပေတံ၊ သေနာယနံ၊ ကျောင်း
 ကို၊ ပစ္စက္ခာတိပေတံ၊ စိသနပစ္စယတော၊ ဣပရိက္ခာပေတံ၊ သုနာဇ္ဇိ၊ အသက်
 အရံအတား၊ အထောက်အပံ့ဖြစ်သော ဆေးတို့၊ ပစ္စက္ခာတိပေတံ၊ သော၊
 ထိုရဟန်းသည်၊ ဧဝံ၊ ဤသို့၊ အာယာဆို၏၊ တိအာယာ၊ အဘယ်သို့ဆိုသ
 နည်း၊ သမဏသ၊ ရဟန်းအား၊ မဟာဇ္ဈနံ၊ အဆိုးများစွာထိုက်သော၊ စိဝ

ရေန၊ သင်္ကန်းဖြင့်၊ ကိံ၊ အဘယံအကျိ၊ ရှိအံနည်း၊ သမဏော၊ ရဟန်းသည်၊
 သုသာနာဝါ၊ သုသာန်မှလည်းကောင်း၊ သင်္ကန်းကုဋ္ဌာဝါ၊ တံမြက်ချေးစွန့်
 ရာမှလည်းကောင်း၊ ဝါပဏိကာဝါ၊ အိုင်ချေးတံခါးမှ လည်းကောင်း၊ နန္ဒ
 ကာနိ၊ ပုသိုးနွမ်းဘိုကို၊ ဥတ္တိနိတွာ၊ ရုံးရုဗျ၊ သင်္ကန်းစိုက်၊ ဒုကုဋ်ကို၊ ကရိတွာ၊
 ပြု၍၊ ယံဝေရေယျ၊ အကြင်ဆောင်ရာ၏၊ ဧတံ၊ ဤသို့ဆောင်ခြင်းသည်၊ သာ
 ရုပ္ပံ၊ ထွေကပ်ပတ်၏၊ သမဏသ၊ သမဏအား၊ ရဟန်းအား၊ မဟာဇ္ဈေန၊ အဘိုးများစွာ
 ထိုက်သော၊ ဝိဏ္ဍဝါတေန၊ ဆွမ်းဖြင့်၊ ကိံ၊ အဘယံအကျိ၊ ရှိအံနည်း၊ သမ
 ဏော၊ ရဟန်းသည်၊ ဥတ္တုပရိယာသ၊ ဆွမ်းခံတော်ဖြစ်သော၊ ဝိဏ္ဍိယေထော
 ပေန၊ ရသောဆွမ်းထုပ်ဖြင့်၊ ဇိဝိတံ၊ အဘယ်မွေးခြင်းကို၊ ယံကဗျေယျ၊ အ
 ကြင်ပြုရာ၏၊ ဧတံ၊ ဤသို့ပြုခြင်းသည်၊ သာရုပ္ပံ၊ ထွေကပ်ပတ်၏၊ သမဏ
 သ၊ ရဟန်းအား၊ မဟာဇ္ဈေန၊ အဘိုးများစွာ ထိုက်သော၊ သေနပသနေန၊
 ကျောင်းဖြင့်၊ ကိံ၊ အဘယံအကျိ၊ ရှိအံနည်း၊ သမဏော၊ ရဟန်းသည်၊ ရုက္ခ
 မူလိကောဝါ၊ ရုက္ခမူဆောက်တည်ခြင်းသည် လည်းကောင်း၊ ဝေသာသာနိ
 ကောဝါ၊ သုသာန်စံသင့်သည် လည်းကောင်း၊ အတ္ထေကောသိကောဝါ၊
 အနတ္တကာသိက ရတင် ဆောင်တည်သည် လည်းကောင်း၊ ယံအသော၊
 အကြင်ဖြစ်ရာ၏၊ ဧတံ၊ ဤသို့ဖြစ်ခြင်းသည်၊ သာရုပ္ပံ၊ ထွေကပ်ပတ်၏၊ သမ
 ဏသ၊ ရဟန်းအား၊ မဟာဇ္ဈေန၊ အဘိုးများစွာထိုက်သော၊ ဝိသာနပစ္စယ
 ဝေသန္တပရိက္ခာရေန၊ သူနာ၏ အသက်အရံအတား အထောက်အပံ့ ဖြစ်သော
 ဆေးဖြင့်၊ ကိံ၊ အဘယံအကျိ၊ ရှိအံနည်း၊ သမဏော၊ ရဟန်းသည်၊ ပူထိရ
 ဝတ္တနဝါ၊ နွားကျပ်ပုပ်ဖြင့်မိန့်အပ်သော၊ ဟရိဘကဓယောနဝါ၊ လမန်းခါးပိုင်း
 ဖြင့်လည်းကောင်း၊ ကြာသခံ၊ အားကိုး ယံကဗျေယျ၊ အကြင်ပြုရာ၏၊ ဧတံ၊
 ဤသို့ပြုခြင်းသည်၊ သာရုပ္ပံ၊ ထွေကပ်ပတ်၏၊ ဣတိ၊ ဤသို့တံ၊ ထိုများစေလို
 သောအဖြစ်ကို၊ ဥပါဒါယ၊ အကြောင်းပြု၍၊ လူခံ၊ ညှစ်နှင်းသော၊ ဝိဝရံ၊
 သင်္ကန်းထိုးခါးရေကိ၊ ဆောင်၏၊ လူခံ၊ ကြမ်းသော၊ ဝိဏ္ဍဝါတံ၊ ဆွမ်းကို၊
 ပရိတုဉ္စဟိ၊ သုံးဆောင်၏၊ လူခံ၊ မကောင်းသော၊ သေနာယနံ၊ ကျောင်းကို၊
 ပဋိသေဝတိ၊ ဖြစ်၏၊ လူခံ၊ မကောင်းသော၊ ဝိဏာနပစ္စယဝေသန္တပရိက္ခာရံ၊
 သူနာ၏ အသက်အရံအတား အထောက်အပံ့ ဖြစ်သောဆေးကို၊ ပဋိသေဝ
 တိ၊ ဖြစ်၏၊ တမေနံ၊ ထိုရဟန်းကို၊ ဝေပမာဏိကာ၊ သူကြွယ်ထိုက်သည်၊ ဧတံ၊ ဤ
 သို့၊ အနန္တံ၊ ထိုကုန်၏၊ ကိံ၊ အနန္တံ၊ အဘယ်သို့ ထိုကုန်သနည်း၊ အလိယမ
 ဏော၊ ဤရဟန်းသည်၊ အပ္ပိစ္ဆော၊ နည်းသောအလိုရှိ၏၊ သန္တု၊ ပစ္စယ၊ ရောင့်ရဲ
 ၏၊ ပဝိဝတ္ထော၊ ဆိတ်ငြိမ်၏၊ အသံ၊ သဗ္ဗော၊ မရောနှော၊ အစုံရွှေဝိရိယော၊



အားထုတ်အပ်သောပိရိယဂါ၏၊ ရုတဝါဒေါ၊ ရုတင်ကျေးဇူးကိုဆိုထေပုဂါ၏၊
 ဣတိဝေ၊ ဤသို့၊ ဇာနိန္ဒိ၊ သိကုန်၏၊ ဣတိ၊ ဤသို့၊ တိယော၊ များစွာ၊ ဝိဝေသိယျာ
 ဝါဘသေနာသနိသာနာစွယဘောသန္တပရိက္ခာရေတိ၊ သင်္ကန်းဆွမ်းကျောင်း
 သူနာ၏ အသက်အရံအတားအဆောက်အဦဖြစ်သော ဆေးကု၊ နိမန္တိန္ဒိ၊
 သိတ်ကုန်၏၊ သော၊ ရဟန်းသည်၊ ဝေ၊ ဤသို့၊ အာဟ၊ ဆို၏၊ ကိံအာဟ၊
 အံဘယ်သို့ဆိုသနည်း၊ တိယျံ၊ သုံးပါးသောဟ နှင်းတို့၏၊ သဗ္ဗဒိဘာဝါ၊ မျက်
 မှောက်ရှိသည်၏ အဖြစ်ကြောင့်၊ သဒ္ဓေါ၊ သဒ္ဓါတရားရှိသော၊ ကုလပုတ္တော၊
 အမျိုးကောင်း သားသည်၊ ဗဟုံ၊ များစွာသော၊ ပုညံ၊ ကောင်းမှုကို၊ ပသဝတိ၊
 ရ၏၊ သဒ္ဓါယ၊ ယုံကြည်ခြင်း၏၊ သဗ္ဗဒိဘာဝါ၊ မျက်မှောက်ရှိသည်
 ၏အဖြစ်ကြောင့်၊ သဒ္ဓေါ၊ သဒ္ဓါတရားရှိသော၊ ကုလပုတ္တော၊ အမျိုးကောင်း
 သားသည်၊ ဗဟုံ၊ များစွာသော၊ ပုညံ၊ ကောင်းမှုကို၊ ပသဝတိ၊ ရ၏၊
 ဒေယျဓမ္မသ၊ အလှူဝတ္ထု၏၊ သဗ္ဗဒိဘာဝါ၊ မျက်မှောက်ရှိသည်၏အဖြစ်
 ကြောင့်၊ သဒ္ဓေါ၊ ယုံကြည်ခြင်းရှိသော၊ ကုလပုတ္တော၊ အမျိုးသားသည်၊
 ဗဟုံ၊ များစွာသော၊ ပုညံ၊ ကောင်းမှုကို၊ ပသဝတိ၊ ရ၏၊ ဒက္ခိဏေယျာနံ၊
 အလှူခံပုဂ္ဂိုလ်တို့၏၊ သဗ္ဗဒိဘာဝါ၊ မျက်မှောက်ရှိသည်၏အဖြစ်ကြောင့်၊
 သဒ္ဓေါ၊ ယုံကြည်ခြင်းရှိသော၊ ကုလပုတ္တော၊ အမျိုးသားသည်၊ ဗဟုံ၊ များ
 စွာသော၊ ပုညံ၊ ကောင်းမှုကို၊ ပသဝတိ၊ ရ၏၊ ကုမ္ပဏညေဝ၊ သင်တို့အား
 သာယျင်၊ အယံသဒ္ဓေါ၊ ဤယုံကြည်ခြင်းသည်၊ အတ္ထိဂါ၏၊ ဒေယျဓမ္မဓ၊
 လှူငွယ်ဝတ္ထုသည်လည်းသံဝိဇ္ဇာတိ၊ ရှိ၏၊ အဟံစ၊ ငါသည်လည်း၊ ပရိဂ္ဂါ
 ဟကော၊ အလှူခံဖြစ်၏အော်၊ ငါသည်၊ သစေနပရိဂ္ဂဟသမာမိ၊ အကယ်၍
 မခံအံ့၊ ဝေ၊ ဤသို့မခံသည်ရှိသော်၊ ကုမ္ပေ၊ သင်တို့သည်၊ ပုညေန၊ ကောင်းမှု
 ပရိပာတိရာ၊ မျက်မှောက်ဖြစ်ကုန်၊ ပညံ၊ တပိဿထ၊ ဖြစ်ကုန်လတ္တံ့၊ မဟ္တံ၊
 ငါ့အား၊ နှစ်နား၊ ဤအလှူဝတ္ထုဖြင့်၊ နုအတ္ထော၊ အလိုမရှိ၊ ကုမ္ပညေဝ၊ သင်တို့
 အား၊ သာယျင်၊ အနုကမ္ပါယ၊ အစဉ်သနားသဖြင့်၊ ပရိဂ္ဂဏှာမိ၊ ခံအံ့၊ ဣတိဝေ၊
 ဤသို့၊ အာဟ၊ ဆို၏၊ ဣတိ၊ ဤသို့၊ တံ၊ ထိုများစေလိုသည်၏အဖြစ်ကို၊ ဥပါဒါ
 ယ၊ အကြောင်းပြု၍၊ ဗဟုံပိ၊ များစွာလည်း၊ ဝိဝေသိ၊ သင်္ကန်းကို၊ ပရိဂ္ဂဏှာမိ၊
 ခံ၏၊ ဗဟုံပိ၊ များစွာလည်း၊ ဝိဝေသိ၊ သင်္ကန်းကို၊ ပရိဂ္ဂဏှာမိ၊ ခံ၏၊ ဗဟုံပိ၊
 များစွာလည်း၊ သေနာသနံ၊ သေချောင်းကို၊ ပရိဂ္ဂဏှာမိ၊ ခံ၏၊ ဗဟုံပိ၊ များစွာ
 လည်း၊ ဝိသာနပစ္စယ ဘောသန္တ ပရိက္ခာရံ၊ သူနာ၏ အသက်အရံအတားအ
 ဆောက်အဦဖြစ်သောဆေးကု၊ ပရိဂ္ဂဏှာမိ၊ ခံ၏၊ ဝေဇ္ဇာ၊ ဤသို့သဘောရှိ
 သော၊ ယာဘာကုမ္ပိကာ၊ အကြင်မျက်မှောင်ဟွန်ခြင်းသည်ရင်း၊ ယံဘာကုမ္ပိ

ယံ၊ အကြင်မျက်မှောင်တွန့်သောသူ၏အဖြစ်သည်လည်းကောင်း၊ ယာကုဟာ
နာ၊ အကြင်မျှော်ကြင်ခြင်းသည်လည်းကောင်း၊ ယာကုဟာ၊ ယံနာ၊ အကြင်မျှော်ကြင်သော
အခြင်းအရာသည်လည်းကောင်း၊ ယံကုဟိတတ္ထံ၊ အကြင်မျှော်ကြင်သောသူ
၏အဖြစ်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသည်၊ ပစ္စယ
ပဒိုသေဝနသင်္ခါတံ၊ ပစ္စည်းကိုဖြင့်ခြင်းဟုဆိုအပ်သော၊ ကုဟာနဝတ္ထု၊ မျှော်
ကြင်ခြင်း၏အကြောင်းမည်၏၊ ဣရိယာပထေသင်္ခါတံ၊ ဣရိယာပုဂ္ဂိုလ်ဟုဆို
အပ်သော၊ ကုဟာနဝတ္ထု၊ မျှော်ကြင်ခြင်း၏အကြောင်းသည်၊ ကာတမံ၊ အဘယ်
နည်း၊ ဣဓေ၊ ဤသဒသနာကော်စွဲ၊ ကောစော၊ အချို့သောရဟန်းသည်၊ ပါပိန္နော
ယုတ်မာသော အလိုရှိသည်ဖြစ်၍၊ ဣန္ဒြေပကတော၊ အလိုဆိုးသည်နှိပ်
စက်အပ်သည်ဖြစ်၍၊ သတ္တဝါဝနာပိယော၊ ပြီးပွမ်းမြတ်နိုးခြင်းကိုအလို
ရှိသည်ဖြစ်၍၊ ဝေ၊ ဤသို့ပြုသည်ရှိသော်၊ ဝံ၊ ဝါကို၊ ဇနော၊ လူအပေါင်းသည်၊
သတ္တဝါဝနာတိ၊ ပြီးပွမ်းလတ္တံ၊ ဣတိ၊ ဤသို့၊ ဝမနံ၊ သွားခြင်းကို၊ သဏ္ဌပေတိ၊
ပြုပြင်၏၊ ဝမနံ၊ ရပ်ခြင်းကို၊ သဏ္ဌပေတိ၊ ပြုပြင်၏၊ နိသဇ္ဇံ၊ ထိုင်ခြင်းကို၊ သ
ဏ္ဌပေတိ၊ ပြုပြင်၏၊ သယနံ၊ အိပ်ခြင်းကို၊ သဏ္ဌပေတိ၊ ပြုပြင်၏၊ ပဏိဓာယ၊
ဆောက်တည်၍၊ ဝတ္ထတိ၊ သွေး၏၊ မဏိဓါယ၊ ဆောက်တည်၍၊ ဟိဋ္ဌတိ၊ ရပ်၏
ပဏိဓာယ၊ ဆောက်တည်၍၊ နိသီဒတိ၊ ထိုင်နေ၏၊ ပဏိဓာယ၊ ဆောက်
တည်၍၊ သေယျံ၊ အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊ သမာဟိတောပိယ၊ ဥပစာရ
သမာဓိရှိသောသူကဲ့သို့၊ ဝတ္ထတိ၊ သွား၏၊ သမာဟိတောပိယ၊ ဥပစာရသမာ
ဓိရှိသောသူကဲ့သို့၊ ဟိဋ္ဌတိ၊ ရပ်၏၊ သမာဟိတောပိယ၊ ဥပစာရသမာဓိရှိ
သော သူကဲ့သို့၊ နိသီဒတိ၊ ထိုင်နေ၏၊ သမာဟိတောပိယ၊ ဥပစာရသမာ
ဓိရှိသောသူကဲ့သို့၊ သေယျံ၊ အိပ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊ အာပါတကဏ္ဍာပိ
စ၊ ရောက်လာသော သူတို့အားဖျာန်ဝင်စားသကဲ့သို့ ငြိမ်သက်သောအဖြစ်
ကိုပြုလေ့ရှိသည်၊ ဟောဟိ၊ ဖြစ်၏၊ ဧဝဓပိ၊ ဤသို့သဘောရှိသော၊ ဣရိယာ
ပထေသ၊ ဣရိယာပုဂ္ဂိုလ်ကို၊ ယာအဝတ္ထပနာ၊ အကြင်ရိုသေစွဲထားခြင်းသည်
ထည်၊ ကောင်း၊ ယာဋ္ဌပနာ၊ အကြင်ထားသောအခြင်းအရာသည် ထည်၊
ကောင်း၊ ယာသဇ္ဈပနာ၊ အကြင်ကြည်ညိုစွာပြုခြင်းသည် ထည်၊ ကောင်း၊
ယာကာကုမ္ပိကာ၊ အကြင်မျက်မှောင်တွန့် ခြင်းသည် ထည်၊ ကောင်း၊ ယံ
ဘာကုမ္ပိယံ၊ အကြင်မျက်မှောင်တွန့်သောသူ၏အဖြစ်သည်ထည်၊ ကောင်း၊
ယာကုဟာနာ၊ အကြင်မျှော်ကြင်ခြင်းသည်ထည်၊ ကောင်း၊ ယာကုဟာ၊ ယံနာ၊
အကြင်မျှော်ကြင်သော အခြင်းအရာသည်ထည်၊ ကောင်း၊ ယံကုဟိတတ္ထံ
အကြင်မျှော်ကြင်သောသူ၏အဖြစ်သည်ထည်၊ ကောင်း၊ အတ္ထိ၊ ရှိ၏၊ ဣဒံသဗ္ဗံ

ဝ သတိ၊ နေ၏၊ ကုမ္ပိယံ၊ ကုမ္ပိန္ဒ၊ ဝ သတိ၊ နေ၏၊ ကုဇ္ဇာဂါရေ၊ ရုဇဏ်ပွန်းချွန်တပ်
သောကုမ္ပိန္ဒ၊ ဝ သတိ၊ နေ၏၊ အရေ၊ ပြုစင်၌၊ ဝ သတိ၊ နေ၏၊ မာဇ္ဇေ၊ တန်ဆောင်
ဝန်း၌၊ ဝ သတိ၊ နေ၏၊ ဥဒ္ဓုဇဏ္ဍ၊ ရေစင်ထင်းစင်၌၊ ဝ သတိ၊ နေ၏၊ ဥပဋ္ဌာနဿ
ထပ်သံ၊ ညီမူနာစေ့ပပ်၌၊ ဝ သတိ၊ နေ၏၊ မဏ္ဍ၊ ပေ၊ မဏ္ဍပ်၌၊ ဝ သတိ၊ နေ၏၊ ရုက္ခ
မူလေ၊ သစ်ဆင်ရင်း၌၊ ဝ သတိ၊ နေ၏၊ သောသမဏော၊ ထိုရဟန်းသည်၊
မဟောသက္ခော၊ ကြီးသောတန်ခိုးရှိ၏၊ ဣတံ၊ ဤသို့၊ ဘဏတံ၊ ဆို၏၊ အထဝါ၊
တနည်းကား၊ ကောရဇိကကောရဇိကော၊ အလွန်မျက်မှောင် ကြိုတ်ထေ့ရှိ
သည်၊ သည်းကောင်း၊ တာ၊ ကုမ္ပိယံ၊ ကုမ္ပိယော၊ အလွန်မျက်မှောင်တွန်ထေ့
ရှိသည်၊ သည်းကောင်း၊ ကုဟကကုဟကော၊ အလွန်ကောက်ကျစ်သော
အထေ့ရှိ သည်၊ သည်းကောင်း၊ ဗေပကဗေပကော၊ အလွန်ပြောပတတ်သော
အထေ့ရှိ သည်၊ သည်းကောင်း၊ ရသသတ္တဘိကော၊ ဝိမိန္နတ်သီးဖြင့် ဖြီး
မြှောက်ပြောဆိုထေ့ရှိ သည်၊ သည်းကောင်း၊ ဟောတံ၊ ဖြစ်၏၊ အယံသမဏော၊
ဤရဟန်းသည်၊ မဟောသက္ခော၊ ကြီးသောတန်ခိုးရှိ၏၊ ဝေရူပါနံ၊ ဤသို့သ
ဘောရှိကုန်သော၊ သန္တာနံ၊ ကိလေသာမှငြိမ်သက်ကုန်သော၊ ဣမာသံဝိဟာ
ရသမာဓိတ္တိနံ၊ ဤသို့ဝင်စားအပ်သောဝိဟာရသမာပတ်တို့ကို၊ ထာဘီ၊ ရေ
၏၊ ဣတိ၊ ဤသို့၊ ကာဒိတံ၊ ထိုသို့သဘောရှိသော၊ ဝတ္တိရံ၊ နက်နဲသော၊ ဝဏ္ဏံ၊
ခဲခက်သော၊ နိဗ္ဗုတံ၊ သိမ်မွေ့သော၊ ပဋိစ္ဆန္တံ၊ ဖုံးလွှမ်းအပ်သော အဓိပ္ပါယ်
ရှိသော၊ ဝေဝကုတ္တရံ၊ ဝေဝထုတ္တရာဖြစ်သော၊ သုညတာပဋိသညုတ္တံ၊ မဂ်
ဖိုလ်နိဗ္ဗာန်နှင့်စပ်သော၊ ကထံ၊ စကားကို၊ ကထေတံ၊ ဆို၏၊ ဝေရူပါ၊ ဤသို့
သဘောရှိ သော၊ ထာဘာကုမ္ပိကာ၊ အကြင်မျက်မှောက်ကြိုတ်ခြင်းသည်
လည်းကောင်း၊ ထံတာကုမ္ပိယံ၊ အကြင်မျက်မှောင် ကြိုတ်သောအဖြစ်သည်
လည်းကောင်း၊ ယေကုဟနာ၊ အကြင်လျှို့ဝှက်ခြင်းသည် လည်းကောင်း၊
ယာကုဟနာ၊ အကြင်လျှို့ဝှက်သောအခြင်းအရာသည်လည်းကောင်း၊
ယံကုဟံ၊ ကတ္တံ၊ အကြင်လျှို့ဝှက်သောသူ၏ အဖြစ်သည် လည်းကောင်း၊
အတ္ထိ၊ ရှိ၏၊ ဣဒံသဗ္ဗံ၊ ဤအဆုံးရံသည်၊ သာမန္တဗ္ဗနသင်္ခါတံ၊ ဈာန်မဂ်၏အ
နီးကိုပြောပခြင်းဟုဆိုအပ်သော၊ ကုဟနုဝတ္ထု၊ လျှို့ဝှက်ခြင်း၏အကြောင်း
မည်၏၊ တ၊ သပဗ္ဗကသမ္ပုဒ္ဓဿ၊ ထိုပဗ္ဗကသမ္ပုဒ္ဓါသည်၊ တီတီ၊ သုံးပါး
ကုန်သော၊ ဧမာနိကုဟနုဝတ္ထုနိ၊ ဤလျှို့ဝှက်ခြင်း၏အကြောင်းတို့ကို၊ ပတိနိ
နိ၊ ပတ်အပ်ကုန်ပြီးသမုတ္တိန္ဒာနံ၊ အကြွင်းမဲ့ မဂ်ဖြင့်ဖြတ်အပ်ကုန်ပြီး ဝူပသန္တာ
နိ၊ အထူးသဖြင့်ငြိမ်းကုန်ပြီး၊ ပဋိပသဒ္ဓါနိ၊ တတန်ငြိမ်းကုန်ပြီး၊ အထဗ္ဗုပ္ပတ္တိ
ကံ၊ နိ၊ တတန်ဖြစ်ခြင်း၌၊ မထိုက်ကုန်ပြီး၊ ဥပဏတ္တိနာ၊ ဥပဏတည်းဟူ

သောမီးဖြင့်၊ ခဏာနိ၊ တိုက်အပ်ကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ သောပစ္စေက
သမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊ နိက္ခယဟော၊ နိက္ခယဟမည်၏၊ နိဂ္ဂိပါသော
တိ၊ နိဂ္ဂိပါသောဟူသည်ကား၊ တဏှာ၊ တဏှာကို၊ ဝိပါသော၊ ဝိပါသဟူ၍၊
ဂုဏ်၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တစ်ခြင်းရာဂသည်ထည်းကောင်း၊
ယောသာရာဂေါ၊ အကြင်ပြင်းစွာ တစ်ခြင်းသည်ထည်းကောင်း၊ (၁)၊ ယော
အတိဇ္ဈာ၊ အကြင်လိုချင်ခြင်းသည် ထည်းကောင်း၊ ယောဓာယောဘော၊
အကြင်လိုချင်ခြင်းသည်ထည်းကောင်း၊ ယံအက္ခသေမုလံ၊ အကြင်အက္ခ
သိုလ်မူလသည် ထည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဝိပါသော၊ ထိတ်ခြင်းဟုဆိုအပ်
သော၊ သာတဏှာ၊ ထိုတဏှာကို၊ တသ္မာပစ္စေကသမ္ပုဒ္ဓယ၊ ထိုအရှင်ပစ္စေ
ကသမ္ပုဒ္ဓါသည်၊ ပဟိနာ၊ ပဟိအပ်ပြီ၊ ဥစ္ဆိန္နမူလော၊ အကြွင်းမဲ့ မင်ဖြင့်ဖြတ်
အပ်သောအရင်းရှိပြီ၊ တါဏာဝဠု၊ ကတါ၊ ထန်ပင်၏တည်ရာကဲ့သို့ပြုအပ်ပြီ
အနာဘာဝံဂဘာ၊ ဘာဝန်မဖြစ်ခြင်းသို့ရောက်ပြီ၊ အာယတံ၊ နောင်အခါ၌၊ အနု
ပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘောရှိ၏၊ တသ္မာ၊ ထိုကြောင့်၊ ပစ္စေကသမ္ပုဒ္ဓေါ၊ အ
ရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နိဂ္ဂိပါသော၊ နိဂ္ဂိပါသမည်၏၊ ဣတိအယံ၊ ဤသည်
ကား။ နိဗ္ဗောဓုပုဂ္ဂိုလ်နိက္ခယဟော၊ နိဂ္ဂိပါသောလိပဒဿ၊ နိဗ္ဗောဓုပုဂ္ဂိုလ်နိက္ခယ
ဟော၊ နိဂ္ဂိပါသောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ နန္ဒက္ခော၊ နိဗ္ဗန္တက
သာဝမောဟောတိတ္ထော၊ နိဗ္ဗသော၊ နိဗ္ဗန္တကသာဝမောဟောဟူသောဤပါဠိ
၌၊ မက္ခောတိ၊ မက္ခောဟူသည့်ကား၊ ယောမက္ခော၊ အကြင်သူ့ကျေးဇူး
ကိုချေခြင်းသည် ထည်းကောင်း၊ ယာမက္ခိယနာ၊ အကြင်သူ့ကျေးဇူးကို
ချေသောအခြင်းအရာသည်ထည်းကောင်း၊ ယံမက္ခာယိတတ္ထံ၊ အကြင်သူ့
ကျေးဇူးကိုချေသောသူ၏အဖြစ်သည်ထည်းကောင်း၊ နိဗ္ဗုဒ္ဓိယကမ္မံ၊ အကြင်
အလိုမရှိအပ်သောအမှုသည် ထည်းကောင်း၊ ဘောဒတိ၊ ဖြစ်၏၊ ကသာဝေါ
တိ၊ ကသာဝေါဟူသည်ကား၊ ရာဂေါ၊ ရာဂဟူသော၊ ကသာဝေါ၊ ဖန်ရည်
သည်ထည်းကောင်း၊ ဒေါသော၊ ဒေါသဟူသော၊ ကသာဝေါ၊ ဖန်ရည်သည်
ထည်းကောင်း၊ မောဟော၊ မောဟဟူသော၊ ကသာဝေါ၊ ဖန်ရည်သည်
ထည်းကောင်း၊ ကောဓော၊ အမျက်ထွက်ခြင်းဟူသော၊ ကသာဝေါ၊ ဖန်ရည်
သည်ထည်းကောင်း၊ ဥပနာဟော၊ ရန်ညှိုးဖွဲ့ခြင်းဟူသော၊ ကသာဝေါ၊ ဖန်
ရည်သည်ထည်းကောင်း၊ မက္ခော၊ သူ့ကျေးဇူးကိုချေခြင်းဟူသော၊ ကသာ
ဝေါ၊ ဖန်ရည်သည်ထည်းကောင်း၊ ဝဠာသော၊ အဖျဉ်းမှုခြင်းဟူသော၊ ကသာ
ဝေါ၊ ဖန်ရည်သည် ထည်းကောင်း၊ (၂)၊ သဗ္ဗာကုသယတိသင်္ခါရာ၊ အလုံး
စုံသော အက္ခသိုလ်သင်္ခါရဟူသော၊ ကသာဝေါ၊ ဖန်ရည်သည် ထည်း



ကောင်း၊ အတ္ထိ ဂှိန္နိ၊ မောဟောတိ၊ မောဟောဟု သည်ကား၊ ဒုက္ခေ၊ ဒုက္ခ
သစ္စာန္တိ၊ အညာဏံ၊ မသိခြင်း လည်းကောင်း၊ ဒုက္ခသရဒဏံ၊ ဒုက္ခ၏ဖြစ်
ကြောင်းဖြစ်သော သရဒဏသစ္စာန္တိ၊ အညာဏံ၊ မသိခြင်းသည် လည်း
ကောင်း၊ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ ချုပ်ချိမ်းရာဝေ၊ သစ္စာန္တိ၊ အညာဏံ၊ မသိခြင်း
သည်လည်းကောင်း၊ ဒုက္ခနိရောဓေါ၊ မိနိယာဝေ၊ ဝိပါဒါယ၊ ဒုက္ခ၏ချုပ်ချိမ်းရာနိဗ္ဗာန်
သို့ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာန္တိ၊ အညာဏံ၊ မသိခြင်းသည်လည်း
ကောင်း၊ ပုပ္ဖန္တေ၊ ရှေ့အတို့၌၊ အညာဏံ၊ မသိခြင်းသည် လည်းကောင်း၊
အပခုန္တေ၊ နောက်အတို့၌၊ အညာဏံ၊ မသိခြင်းသည်လည်းကောင်း၊ ပုပ္ဖန္တေ
ပခုန္တေ၊ ရှေ့အတို့နောက်အတို့၌၊ အညာဏံ၊ မသိခြင်းသည်လည်းကောင်း၊ ဣဒပ္ပတ္တံ
တာပရိစ္စသရပ္ပန္နေသု၊ အကြောင်းကို စွဲ၍ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့
၌၊ အညာဏံ၊ မသိခြင်းသည် လည်းကောင်း၊ ဝေဂ္ဂဝံ၊ ဤသို့သတောရှိသော၊
ယံအညာဏံ၊ အကြင်မသိခြင်းသည်လည်းကောင်း၊ ယံအဒဿနံ၊ အကြင်
မမြင်ခြင်းသည်လည်းကောင်း၊ ယောအနာတိသမယော၊ အကြင်သစ္စာလေး
ပါးကို ထိုးထွင်း၍ မသိခြင်းသည် လည်းကောင်း၊ ယော အနုနုဗောဓော၊
အကြင်လျောက်ပတ်သောအခြင်းအရာကို မသိခြင်းသည်လည်းကောင်း၊
ယောအပ္ပမီဝေဝေ၊ အကြင်ထိုးထွင်း၍ မသိခြင်းသည် လည်းကောင်း၊
ယောအပက္ခမာနော၊ အကြင်အနိစ္စစသော အားဖြင့်မဝဲခြင်းသည် လည်း
ကောင်း၊ ယာအာရိယောဂါဘနာ၊ အကြင်ရှုပါရုံစသောတရားသို့ အနိစ္စ
သောအားဖြင့် မသက်ခြင်းသည် လည်းကောင်း၊ ယာအသမပေက္ခနာ၊ အ
ကြင်ညီညွတ်စွာမရှုခြင်းသည်လည်းကောင်း၊ ယာအပစ္စဝေက္ခနာ၊ အကြင်
တရားသဘောကိုမဆင်ခြင်ခြင်းသည် လည်းကောင်း၊ ယံအပစ္စက္ခကမ္မံ၊ အ
ကြင်တရားကိုမျှော်စောမပြုခြင်းသည် လည်းကောင်း၊ ယံဒုက္ခံ၊ အကြင်ဝင်
ကြယ်ပြုငင်ခြင်းမရှိခြင်းသည် လည်းကောင်း၊ ယံရဗ္ဗေ၊ အကြင်မကောင်း
သဖြင့်ရိုက်သောသူ၏ အဖြစ်သည်လည်းကောင်း၊ ယံအသမ္ပုပ္ပံ၊ အကြင်
ပညာအဆင်အခြင်မရှိသောသူ၏ အဖြစ်သည် လည်းကောင်း၊ ယောမော
ဟော၊ အကြင် တွေဝေခြင်းသည် လည်းကောင်း၊ ယောသဇ္ဈောဟော၊ အ
ကြင်ထက်ဝန်းကျင်မှတွေဝေခြင်းသည်လည်းကောင်း၊ ယာအဝိဇ္ဇာ၊ အကြင်
မသိဘတ်သောအဝိဇ္ဇာသည်လည်းကောင်း၊ ယောအဝိဇ္ဇာစော၊ အကြင်
နစ်ပွန်းဘတ်သော အဝိဇ္ဇာသည် လည်းကောင်း၊ ယောအဝိဇ္ဇာယောဂေါ၊
အကြင်ဟုတ်ကတ်သော အဝိဇ္ဇာသည် လည်းကောင်း၊ ယောအဝိဇ္ဇာနုသ
ဟော၊ အကြင်ကိန်းတတ်သော အဝိဇ္ဇာသည် လည်းကောင်း၊ ယံအဝိဇ္ဇာ

ပရိယတ္တနံ၊ အကြင်စိတ်ကိုနှိပ်စက်ဘတ်သောအဝိဇ္ဇာသည်လည်းကောင်း၊
 ယာအဝိဇ္ဇာလင်္ဂီ၊ အကြင်တံခါးကျည်ကဲ့သို့ဖွင့်ထွက်နှိုင်းခဲသော အဝိဇ္ဇာသည်
 လည်းကောင်း၊ သယံမောဟော၊ အကြင်ရိုက်ခြင်းသည် လည်းကောင်း၊
 ယံအကုသလမူလံ၊ အကြင် အကုသိုလ်မူလသည် လည်းကောင်း၊ အတ္ထိ၊
 ရှိ၏၊ တသပစ္စေကသမ္ပန္နဿ၊ ထိုအရှင်ပစ္စေကသမ္ပန္နာသည်၊ မက္ခောစ၊
 သုက္ကဗျားစားကိုချေခြင်းကို လည်းကောင်း၊ ကသာဝေါစ၊ ဖန်ရည်ကိုလည်း
 ကောင်း၊ မောဟောစ၊ တွေဝေခြင်းကို လည်းကောင်း၊ ဝန္တော၊ အန်အပ်
 ကုန်ပြီ၊ သံဝန္တော၊ ကောင်းစွာအန်အပ်ကုန်ပြီ၊ နိဒ္ဒန္တော၊ ဆေးရွှေ့အပ်ကုန်
 ပြီ၊ ယဟိနာ၊ ပယ်အပ်ကုန်ပြီ၊ သရတ္ထိန္နော၊ အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ၊ ဝုဇ
 သန္တော၊ အထူးသဖြင့်ငြိမ်းပြီးပရိပကာန္တော၊ တတန်ငြိမ်းပြီး အဘဗ္ဗုပ္ပတ္တိကာ၊
 တတန်ခြစ်ခြင်းငှါ မထိုက်ပြီး ဥာဏဂ္ဂိနာ၊ ဥာဏ်တည်း ဟူသောမီးဖြင့်၊
 ဒဗ္ဗတိုက်အပ်ပြီး၊ ဣတိဘာသော၊ ထိုကြောင့်၊ သောပစ္စေက သမ္ပန္နော၊ ထို
 ပစ္စေက သမ္ပန္နာသည်၊ နိဗ္ဗက္ခော၊ နိဗ္ဗက္ခမည်၏၊ နိဒ္ဒန္တကသာဝ မောဟော၊
 ဆေးရွှေ့ အပ်သော ဖန်ရည်တည်းဟူသော မောဟရှိ၏၊ နိရောသသော
 သဗ္ဗဇောကေ တာဝိတွာတိတ္ထေ၊ နိရောသသော သဗ္ဗဇောကေ တာဝိတွာ
 ဟူသော ဣဒါဌိ၊ တဏှာ၊ တဏှာကို၊ အာသော၊ အာသောဟူ၍၊ ဝုဏ္ဏတိ၊ ဆို
 အပ်၏၊ ယောရာဂေါ၊ အကြင်တင်ခြင်း မှုကသည် လည်းကောင်း၊ ယော
 သာရာဂေါ၊ အကြင်ပြင်းစွာ တင်ခြင်းရာကသည် လည်းကောင်း၊ (ပ) ယာ
 အဝိဇ္ဇာ၊ အကြင်အလွန်လိုချင် ခြင်းသည် လည်းကောင်း၊ ယောလော
 ဘော၊ အကြင်လိုချင်ခြင်းသည်လည်းကောင်း၊ ယံအကုသလမူလံ၊ အကြင်
 အကုသိုလ်မူလသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ သဗ္ဗဇောကေတိ၊ သဗ္ဗ
 ဇောကေ ဟူသည်ကား၊ သဗ္ဗအပါယဇောကေ၊ အလုံးစုံသောအပါယ်
 ထုံ၌၊ သဗ္ဗမနုဿဇောကေ၊ အလုံးစုံသောလူထုံ၌၊ သဗ္ဗဒေဝဇောကေ၊ အ
 လုံးစုံသောနတ်ထုံ၌၊ သဗ္ဗခန္ဓဇောကေ၊ အလုံးစုံသောခန္ဓာထောက၌၊ သဗ္ဗ
 ဓာတုဇောကေ၊ အလုံးစုံသောဓာတုထောက၌၊ သဗ္ဗအာယတနဇောကေ၊
 အလုံးစုံသောအာယတနထောက၌၊ နိရောသသော သဗ္ဗဇောကေတာဝိတွာ
 တိ၊ နိရောသသော သဗ္ဗဇောကေ တာဝိတွာ ဟူသည်ကား၊ သဗ္ဗဇောကေ၊
 ခပ်သိမ်းသောထောက၌၊ နိရောသသော တဏှာကင်းသည်၊ တာဝိတွာ၊ ဖြစ်၍၊
 နိတ္တဏှော၊ တဏှာမရှိသည်၊ တာဝိတွာ၊ ဖြစ်၍၊ နိပ္ပပါသော၊ ဖွတ်သိပ်ခြင်း
 မရှိသည်၊ တာဝိတွာ၊ ဖြစ်၍၊ ဣတိအသံ၊ ဤသည်ကား၊ နိရောသသော သဗ္ဗ
 ဇောကေ တာဝိတွာတိ ပဒေသ၊ နိရောသသော သဗ္ဗဇောကေ တာဝိတွာဟူ

သောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ခဝဂ္ဂိသာဏကပ္ပေါ၊ ဣန္ဒြိယနှင့်အတူ၊
ဧကော၊ အဘော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊
သောပစ္စေကသမ္ပုဒ္ဓါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ နိဗ္ဗောဇုပွေ၊ နိဗ္ဗာ
ဟော၊ နိဗ္ဗိပါသော၊ နိဗ္ဗက္ခော၊ နိဗ္ဗန္တကသာဝမောဟော၊ နိရာသသောသဗ္ဗ
ထောကောဘဝိတွာ၊ ဧကောစရေ၊ ခဝဂ္ဂိသာဏကပ္ပေါတိ၊ နိဗ္ဗောဇုပွေ၊ နိဗ္ဗာ
ဟော၊ နိဗ္ဗိပါသော၊ နိဗ္ဗက္ခော၊ နိဗ္ဗန္တကသာဝမောဟော၊ နိရာသသောသဗ္ဗ
ထောကောဘဝိတွာ၊ ဧကောစရေ၊ ခဝဂ္ဂိသာဏကပ္ပေါဟူ၍၊ အာဟာ၊ ဟော
ဘော်မူပြီ။

ပါဝံ၊ ဆယ်ပါးသောမိစ္ဆာအယုဂ်သည်ဖြစ်၍ ယုဂ်မာသော၊ အနတ္တ
ဒယထိ၊ သူတပါးကိုအားလည်း အကျိုးမဲ့ကိုပြဟတ်သော၊ ဝိသမေကာ
ယဒုစရိုက်စသောမည်ညွတ်သည်၌၊ နိဝိဇ္ဇံ၊ ဝင်သော၊ သဟာယံ၊ အဘော်
ကို၊ ပရိဝဇ္ဇယထ၊ ကြည့်ရာ၏၊ ပသုတံ၊ ထိုထိုသို့သောမိစ္ဆာပစ္စိန္တံ၊ ထေဝာ
ထသော၊ ပမတ္တံ၊ ကုသိုလ်ဘာဝနာ၌ မေ့ထော့သောအပေါင်းအဘော်ကို၊
သင်္ခါမိမိအလိုအားဖြင့်၊ နသေဝေ၊ မနှိပ်ရာ၊ ခဝဂ္ဂိသာဏကပ္ပေါ၊ ဣန္ဒြိယနှင့်
အတူ၊ ဧကော၊ အဘော်မရှိတပါးတည်း၊ စရေ၊ ကျင့်ရာ၏၊ ပါဝံသဟာ
ယံပရိဝဇ္ဇယထ၊ ထိုထေဝာတိတ္ထေ၊ ပါဝံသဟာယံပရိဝဇ္ဇယထ ဟူသောဤပါဠိ
၌၊ မိစ္ဆာ၊ အလှူ၏အကျိုးသည်၊ နတ္ထိ၊ မရှိ၊ ယိဇ္ဇံ၊ ယစ်ကြီးပူဇော်ခြင်းအကျိုး
သည်၊ နတ္ထိ၊ မရှိ၊ ဟုတံ၊ ယစ်လယ်ပူဇော်ခြင်းအကျိုးသည်၊ နတ္ထိ၊ မရှိ၊ သုက
ဓုဒုက္ကဓုနံ၊ ကောင်းစွာပြုအပ်မကောင်းသဖြင့် ပြုအပ်ကုန်သော၊ ကမ္မာနံ၊
ကံကို၏၊ ဖလံ၊ အကျိုးဆက်သည်၊ ဝိပါကော၊ အကျိုးရင်းသည်၊ နတ္ထိ၊ မရှိ၊
အယံသောကော၊ ဤပစ္စုပ္ပန်လောကသည်၊ နတ္ထိ၊ မရှိ၊ ပရောလောကော၊ တ
မလွန်လောကသည်၊ နတ္ထိ၊ မရှိ၊ မာတာ၊ အမိသည်၊ နတ္ထိ၊ မရှိ၊ ဝိဘာ၊ အဘ
သည်၊ နတ္ထိ၊ မရှိ၊ ဩပပါတိကာ၊ ဥပပါတ်ပိုသန္ဓေနေကုန်သော၊ သတ္တာ၊
သတ္တဝါတို့သည်၊ နတ္ထိ၊ မရှိကုန်၊ ထောကော၊ ကောက၌၊ သမဂ္ဂတာ၊ ညီညွတ်
ခြင်းသို့ရောက်ကုန်သော၊ သမ္မာပရိပန္နာ၊ ကောင်းစွာကျင့်ကုန်သော၊ ယေ
သမထ၊ ပြောဟူတာ၊ အကြင်ရဟန်းပုဂ္ဂိုလ်တို့သည်၊ ဣမ္မေလောကံ၊ ဤ
ပစ္စုပ္ပန်လောကကို လည်းကောင်း၊ ပရစ္စလောကံ၊ တမလွန် လောကကို
လည်းကောင်း၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ၊ ထူးသောဥာဏ်ဖြင့်ဘိ၍၊ သန္တိ
ကံတွာ၊ မျက်မှောက်ပြု၍၊ ပဝေဒေန္တံ၊ ဟောကြားကုန်၏၊ သမဂ္ဂတာ၊ ညီ
ညွတ်ခြင်းသို့ရောက်ကုန်သော၊ သမ္မာပရိပန္နာ၊ ကောင်းစွာကျင့်ကုန်သော၊
ဘောသမထ၊ ပြောဟူတာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ နတ္ထိ၊ မရှိကုန်၊ ဣတိ၊ ဤ



သို့၊ ဒသဝတ္ထုကာယ၊ ဆယ်ပါးသောဝတ္ထုရှိသော၊ ဝိစ္ဆာဒိဋ္ဌိယာ၊ ဝိစ္ဆာ
 အယုန့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ယောသဟာယော၊ အကြင်အ
 ဘော်သည်အတ္ထိရှိ၏၊ သောသဟာယော၊ ထိုအဘော်ကို၊ ပါပသဟာယော
 ပါပသဟာယမည်၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အဟံ၊ ဤသူသည်၊ ပါပသ
 ဟာယော၊ ပါပသဟာယမည်၏၊ ပါပသဟာယံပရိဝုဠေယထာတိတ္ထေပဒေ၊
 ပါပသဟာယံပရိဝုဠေယထာဟူသောဤပါဌ်၌၊ ပါပံ၊ ယုတ်မာသော၊ သဟာ
 ယံ၊ အဘော်ကို၊ ဝုဠေယု၊ ကြဉ်ရာ၏၊ ပရိဝုဠေယု၊ ထက်ဝန်းကျင်မှကြဉ်ရာ
 ၏၊ ဣမိအဟံ၊ ဤသည်ချွင်၊ ပါပံ သဟာယံပရိဝုဠေ ယထာတိပဒေသ၊ ပါ
 ပံသဟာယံ ပရိဝုဠေယထာ ဟူသောဤပုဒ်၏၊ အဗ္ဘော၊ အနက်တည်း၊ အ
 နုတ္တဒသိ၊ ဝိသမေနိဝိဗ္ဗန္တိတ္ထေ၊ အနုတ္တဒသိ၊ ဝိသမေနိဝိဗ္ဗံ ဟူသောဤ
 ပါဌ်၌၊ ဒိန္နံ၊ အတ္ထု၏အကျိုးသည်၊ နုတ္တိ၊ မရှိ၊ ယိဋ္ဌံ၊ ယစ်ကြီးပူဇော်ခြင်း၏
 အကျိုးသည်၊ နုတ္တိ၊ မရှိ၊ ဟုကံ၊ ယစ်ထပ်ပူဇော်ခြင်း၏အကျိုးသည်၊ နုတ္တိ၊
 မရှိ၊ (ပ)၊ ယေ၊ အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ဣမဝ္ဗယောကံ၊ ဤပစ္စုပ္ပန်
 ယောကကို ထည်းကောင်း၊ ပရုဠေသောကံ၊ တမထွန် ယောကကို ထည်း
 ကောင်း၊ သဟံ၊ ကိုယ်တိုင်၊ အဘိညာ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိက
 ဘွာ၊ မျက်မှောက်ပြု၍၊ ပဝေဒေန္တိ၊ ဟောကြားကုန်၏၊ တေသမထပြောဟွ
 တာ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ နုတ္တိ၊ မရှိကုန်၊ ဣတိ၊ ဤသို့၊ ဒသဝတ္ထုကာ
 ယ၊ ဆယ်ပါးသော ဝတ္ထုရှိသော၊ ဝိစ္ဆာဒိဋ္ဌိယာ၊ ဝိစ္ဆာအယုန့်၊ သမန္နာ
 ဂတော၊ ပြည့်စုံသော၊ ယောသောသဟာယော၊ အကြင်အဘော်သည်၊
 အတ္ထိရှိ၏၊ သောသဟာယော၊ ထိုအဘော်ကို၊ အနုတ္တဒသိ၊ အနုတ္တဒသိ
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဝိသမေနိဝိဗ္ဗန္တိ၊ ဝိသမေနိဝိဗ္ဗံ ဟူသည်ကား၊ ဝိသ
 မေမညိတ္တုတ်သော၊ ကာယကမ္မေ၊ ကာယကံ၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊
 မညိတ္တုတ်သော၊ ဝစိကမ္မေ၊ ဝစိကံ၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ မညိတ္တုတ်
 သော၊ မနောကမ္မေ၊ မနောကံ၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊ မညိတ္တုတ်သော၊
 ပါဏာတိပါတေ၊ သူ၏အသက်ကိုသတ်ခြင်း၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊
 မညိတ္တုတ်သော၊ အဒိန္နာဒါနော၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်
 သောယူတပါး၏ဥစ္စာ၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊ မညိတ္တုတ်သော၊ ကာ
 မေသုဝိစ္ဆာစာဓော၊ ကားဂုဏ်တို့၌ မှားသောအယုန့်၊ နိဝိဋ္ဌံ၊ ဝင်သော၊
 ဝိသမေမညိတ္တုတ်သော၊ ရသဝါဒေ၊ မဟုတ်မမှန်သောစကားကိုဆိုခြင်း၌၊
 နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊ မညိတ္တုတ်သော၊ ဝိသုတာဝါစထေ၊ ချောပစ်
 သောစကား၌၊ နိဝိဋ္ဌံ၊ ဝင်သော၊ ဝိသမေ၊ မညိတ္တုတ်သော၊ ပရုသဝါစာယံ၊

ကြမ်းတန်းသောစကား၌၊ နိဝိဇ္ဇာ၊ ဝင်သော၊ ဝိသမေ၊ မညီညွတ်သော၊ သမ္မ
 ပဏာပေ၊ အကျိုးမရှိသောစကားကိုပြောဆိုခြင်း၌၊ နိဝိဇ္ဇာ၊ ဝင်သော၊ ဝိသ
 မာယာ၊ မညီညွတ်သော၊ အဘိဇ္ဈာသ၊ အလွန်လိုချင်ခြင်း၌၊ နိဝိဇ္ဇာ၊ ဝင်သော၊
 ဝိသမေ၊ မညီညွတ်သော၊ ဗျာပါဒေ၊ အမျက်ထွက်ခြင်း၌၊ နိဝိဇ္ဇာ၊ ဝင်သော၊
 ဝိသမာယာ၊ မညီညွတ်သော၊ မိစ္ဆာ၊ မိစ္ဆာယာဘိ၊ မိစ္ဆာ၊ အယုဒ္ဓါ၊ နိဝိဇ္ဇာ၊ ဝင်သော၊
 ဝိသမေသု၊ မညီညွတ်ကုန်သော၊ သင်္ခါရေသု၊ သင်္ခါရတို့၌၊ နိဝိဇ္ဇာ၊ ဝင်သော၊
 ဝိသမေသု၊ မညီညွတ်ကုန်သော၊ ပဗ္ဗသု၊ ဝါးပါးကုန်သော၊ ကပ်မဂုဏေသု၊
 ကာမဂုဏ်တို့၌၊ နိဝိဇ္ဇာ၊ ဝင်သော၊ ဝိသမေသု၊ မညီညွတ်ကုန်သော၊ ပဗ္ဗသု၊
 ဝါးပါးကုန်သော၊ နိဝရဏေသု၊ နိဝရဏတို့၌၊ နိဝိဇ္ဇာ၊ ဝင်သော၊ ဝိနိဝိဇ္ဇာ၊
 အထူးသဖြင့်ဝင်သော၊ သံဗ္ဗိတံ၊ အဘန်တလဲလဲပင်သော၊ အလ္လိန်၊ ကပ်ငြိ
 ဟေ၊ ဥပဂတံ၊ ကပ်၍တည်သော၊ အဇ္ဈောသိတံ၊ ဆောင်သွင်းသော၊
 အဓိမုတ္တံ၊ လွတ်သောအပေါင်းအဘော်ကို၊ ဣတိအယံ၊ ဤသည်ကား၊ အ
 နတ္ထဒသဝိ၊ ဝိသမေ၊ နိဝိဇ္ဇာ၊ နိပဒေ၊ အနတ္ထဒသဝိ၊ ဝိသမေ၊ နိဝိဇ္ဇာ၊ ဟူသော
 ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သယံ၊ နသေဝေပသုတံ၊ ပမတ္တန္တိ၊ ဧတ္ထ၊ သယံ
 နသေဝေပသုတံ၊ ပမတ္တံ၊ ဟူသော ဤပါဌ်၌၊ ပသုတောတိ၊ ပသုတော၊ ဟူသည်
 ကား၊ ယောပိ၊ အကြင်သူသည်လည်း၊ ကာမေ၊ ကာမတို့ကို၊ သောတံ၊
 တောင့်တတတ်၏၊ ဝေဝေသတိ၊ ရှာဖွ်တတ်၏၊ ပရိယေသတိ၊ ထက်ဝန်းကျင်
 မှရှာဖွ်၏၊ တစ္စရိတော၊ ထိုကာမ၌ လေ့ကျက်၏၊ တဗ္ဗဟုလော၊ ထိုကာမ
 ကိုများစွာပွားစေ၏၊ တဂ္ဂရုကော၊ ထိုကာမကိုအထေးပြု၏၊ တန္နိန္ဒော၊ ထို
 ကာမသို့ညွတ်၏၊ တပွေတော၊ ထိုကာမသို့ရှိုင်း၏၊ တပုပ္ဖာရော၊ ထိုကာ
 မသို့ဝှမ်း၏၊ တဒဓိမုတ္တော၊ ထိုကာမကိုနှုတ်လွှဲသွင်း၏၊ တဒဓိပတေယျော၊
 ထိုကာမကိုအကြီးအကဲပြု၍နေ၏၊ သောပိ၊ ထိုသူသည်လည်း၊ ကာမပသု
 တော၊ ကာမပသုတမည်၏၊ ယောပိ၊ အကြင်သူသည်လည်း၊ တဏှာဝသေ၊ န
 တဏှာ၏အစွမ်းဖြင့်၊ ရူပေ၊ ရူပါရုံတို့ကို၊ ပရိယေသတိ၊ ရှာဖွ်၏၊ သန္ဓေ၊
 သန္ဓါရုံတို့ကို၊ ဝန္ဓေ၊ ဝန္ဓာရုံတို့ကို၊ ဝေသေ၊ ဝေသေရုံတို့ကို၊ ဖောဋ္ဌေ၊ ဖောဋ္ဌာ
 ရုံတို့ကို၊ ပရိယေသတိ၊ ရှာဖွ်၏၊ တစ္စရိတော၊ ထိုအာရုံကိုလေ့ကျက်၏၊
 တဗ္ဗဟုလော၊ ထိုအာရုံကိုများစွာပွားစေ၏၊ တဂ္ဂရုကော၊ ထိုအာရုံကိုအ
 ထေးပြု၏၊ တန္နိန္ဒော၊ ထိုအာရုံသို့ညွတ်၏၊ တပွေတော၊ ထိုအာရုံသို့ရှိုင်း၏၊
 တပုပ္ဖာရော၊ ထိုအာရုံသို့ဝှမ်း၏၊ တဒဓိမုတ္တော၊ ထိုအာရုံကိုနှုတ်လွှဲသွင်း၏၊
 တဒဓိပတေယျော၊ ထိုအာရုံကို အကြီးအကဲပြု၍နေ၏၊ သောပိ၊ ထိုသူ
 သည်လည်း၊ ကာမပသုတော၊ ကာမပသုတမည်၏၊ ယောပိ၊ အကြင်သူ

သည်သည်း၊ တဏှာဝသေန၊ တဏှာဇာနိ အစွမ်းဖြင့်၊ ရူပေ၊ ရူပါရုံတို့ကို၊
 ပရိယေသတိ၊ ရ၏၊ သန္ဓေ၊ သန္ဓါရုံတို့ကို၊ ဂန္ဓေ၊ ဂန္ဓာရုံတို့ကို၊ ရသေ၊ ရသာ
 ရုံတို့ကို၊ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို၊ ပရိယေသတိ၊ ရ၏၊ တစ္စရိတော၊ ထို
 အာရုံကိုထေ့ကျက်၏၊ တဗ္ဗဟုသော၊ ထိုအာရုံကိုများစွာပွားစေ၏၊ တဂ္ဂါ
 ရုကော၊ ထိုအာရုံကိုအလေးပြု၏၊ တန္နိန္ဒော၊ ထိုအာရုံသို့ညွတ်၏၊ တပ္ပေါ
 ဏော၊ ထိုအာရုံသို့ရှိုင်း၏၊ တပ္ပတ္တာရော၊ ထိုအာရုံသို့ဝှမ်း၏၊ တဒဓိမုတ္တော၊
 ထိုအာရုံကို နှလုံးသွင်း၏၊ တဒါဓိပတေယျော၊ ထိုအာရုံကို အကြီးအကဲ
 ပြု၍နေ၏၊ ယောပိ၊ ထိုသူသည်သည်း၊ ကာမပသုတော၊ ကာမပသုတမည်၏
 ယောပိ၊ အကြင်သူသည်သည်း၊ တဏှာဝသေန၊ ၁။ ဏှာဇာနိ အစွမ်းဖြင့်၊ ရူပေ၊
 ရူပါရုံတို့ကို၊ ပရိယေသတိ၊ သုံးဆောင်၏၊ သန္ဓေ၊ သန္ဓါရုံတို့ကို၊ ဂန္ဓေ၊ ဂန္ဓာရုံတို့
 ကို၊ ရသေ၊ ရသာရုံတို့ကို၊ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို၊ ပရိယေသတိ သုံး
 ဆောင်၏၊ တစ္စရိတော၊ ထိုအာရုံကိုထေ့ကျက်၏၊ တဗ္ဗဟုသော၊ ထိုအာရုံ
 ကိုများစွာပွားစေ၏၊ တဂ္ဂါရုကော၊ ထိုအာရုံကိုအလေးပြု၏၊ တန္နိန္ဒော၊ ထိုအာ
 ရုံသို့ညွတ်၏၊ တပ္ပေါဏော၊ ထိုအာရုံသို့ရှိုင်း၏၊ တပ္ပတ္တာရော၊ ထိုအာရုံသို့
 ဝှမ်း၏၊ တဒဓိမုတ္တော၊ ထိုအာရုံကိုနှလုံးသွင်း၏၊ တဒါဓိပတေယျော၊ ထိုအာ
 ရုံကိုအကြီးအကဲပြု၏၊ ယောပိ၊ ထိုသူသည်သည်း၊ ကာမပသုတော၊ ကာမပ
 သုတမည်၏၊ ကထဟကောရကော ငြင်းခုံခြင်းကို ပြုတတ်သောသူသည်၊
 ကထဟပသုတောယထာ၊ ငြင်းခုံခြင်း၌ထေ့လာသကဲ့သို့၊ ကမ္မကောရကော၊
 အမှုကိုပြုသောသူသည်၊ ကမ္မပသုတောယထာ၊ အမှု၌ထေ့လာသကဲ့သို့၊
 ဂေါစရေ၊ ရူပါရုံ၌၊ စရန္တော၊ ကျင်ထည်သောသူသည်၊ ဂေါစရပသုတော
 ယထာ၊ အာရုံ၌ ထေ့လာသကဲ့သို့၊ ဈာယိ၊ ဈာန်ဝင်စားထေ့ရှိသောသူသည်၊
 ဈာနပသုတောယထာ၊ ဈာန်၌ထေ့လာသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊
 ယော၊ အကြင်သူသည်၊ ကာမေ၊ ကာမတို့ကို၊ ယောတိ၊ တောင့်တ၏၊ ဂဝေ
 သတိ၊ ရှာဖွေ၏၊ ပရိယေသတိ၊ ထက်ဝန်းကျင်ရှာဖွေ၏၊ တစ္စရိတော၊ ထိုကာမ
 ကိုထေ့ကျက်၏၊ တဗ္ဗဟုသော၊ ထိုကာမကို များစွာပွားစေ၏၊ တဂ္ဂါရုကော၊
 ထိုကာမကိုအလေးပြု၏၊ တန္နိန္ဒော၊ ထိုကာမသို့ညွတ်၏၊ တပ္ပေါဏော၊ ထို
 ကာမသို့ရှိုင်း၏၊ တပ္ပတ္တာရော၊ ထိုကာမသို့ဝှမ်း၏၊ တဒဓိမုတ္တော ထိုကာမ
 ကိုနှလုံးသွင်း၏၊ တဒါဓိပတေယျော၊ ထိုကာမကို အကြီးအကဲပြု၍နေ၏၊
 ယောပိ၊ ထိုသူသည်သည်း၊ ကာမပသုတော၊ ကာမပသုတမည်၏၊ ယောပိ၊
 အကြင်သူသည်သည်း၊ တဏှာဝသေန၊ တဏှာဇာနိအစွမ်းဖြင့်၊ ရူပေ၊ ရူပါရုံ
 တို့ကို၊ ပရိယေသတိ၊ ရှာဖွေ၏၊ (သ)၊ ယောပိ၊ အကြင်သူသည်သည်း၊ တဏှာဝ



သေန၊ တဏှာ၏ အစွမ်းဖြင့်၊ ရူပေ၊ ရူပါရုံတို့ကို၊ ပဒိုလဘတိ၊ ဇေ၏(လ)၊
ယောဝိ၊ အကြင်သူသည်လည်း၊ တဏှာဝသေန၊ တဏှာ၏ အစွမ်းဖြင့်၊
ရူပေ၊ ရူပါရုံတို့ကို၊ ပရိဘုတ္တတိ၊ သုံးဆောင်၏၊ သဗ္ဗေ၊ သဒ္ဓါရုံတို့ကို၊ ဝန္တေ၊
ဝန္တာရုံတို့ကို၊ ရသေ၊ ရသေရုံတို့ကို၊ ဖောဠဗ္ဗေ၊ ဖောဠဗ္ဗာရုံတို့ကို၊ ပရိဘုတ္တတိ၊
သုံးဆောင်၏၊ တစ္စရိတော၊ ထိုအာရုံကိုလေ့ကျက်၏၊ တဗ္ဗဟုသော၊ ထိုအာရုံ
ကိုများစွာပွားစေ၏၊ တဂ္ဂရူပကာ၊ ထိုအာရုံကိုအထေးပြု၏၊ တဒ္ဓိန္နော၊ ထိုအာရုံ
သို့ညွတ်၏၊ တပေါဏော၊ ထိုအာရုံသို့ရှိခြင်း၏၊ တပ္ပဗ္ဗာရော၊ ထိုအာရုံသို့
ပွား၏၊ တဒမိမုတ္တော၊ ထိုအာရုံကိုနှုတ်ပေးသွင်း၏၊ တဒါဝိပတေယျော၊ ထိုအာ
ရုံကိုအကြီးအကဲပြု၍နေ၏၊ ယောဝိ၊ ထိုသူသည်လည်း၊ ကာမပသုတေတော၊
ကာမပသုတမည်၏၊ ပမတ္တန္တိ၊ ပမတ္တိဟူသည်ကား၊ ပမာဒေါ၊ ဝေမဝေသု
ခြင်းကို၊ ဝတ္တဗ္ဗော၊ ဆိုအပ်၏၊ ကာယဒုစ္စရိတေဝါ၊ ကာယဒုစရိတ်နှစ်ထည်း
ကောင်း၊ ဝစိဒုစ္စရိတေဝါ၊ ဝစိဒုစရိတ်နှစ်ထည်းကောင်း၊ မနောဒုစ္စရိတေဝါ၊
မနောဒုစရိတ်နှစ်ထည်းကောင်း၊ ဝဇ္ဇသု၊ ငါးပါးကုန်သော၊ ကာမဂုဏေသုဝါ၊
ကာမဂုဏ်တို့ရှိသည်ကောင်း၊ ဝိတ္တဿ၊ ဝိတ်၏၊ ဝေါဿဂ္ဂေါ၊ စွန့်ခြင်းသည်
ထည်းကောင်း၊ ဝေါဿဂ္ဂါနုပ္ပဒါနံ၊ စွန့်ခြင်းသို့ ရောက်ခြင်း သည်ထည်း
ကောင်း၊ ကု သလ္လနံ၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဘာဝနာ
ယ၊ ပွားစေခြင်းငှါ၊ အသတ္တဂ္ဂကိရိယတာ၊ အရိုအသေးမပြုသောအဖြစ်သည်၊
အသဟတဂ္ဂကိရိယတာ၊ အဖြတ်မပြုသော အဖြစ်သည်၊ အနိဗ္ဗိတကိရိယ
တာ၊ မကည်ကြည်သော အဖြစ်သည်၊ ဩလိနုဂ္ဂဟိတာ၊ တွန့်သောအဖြစ်
သည်၊ နိက္ခိတ္တဆန္ဒတာ၊ ချသောဆန္ဒရှိသည်၏ အဖြစ်သည်၊ နိက္ခိတ္တဓုရတာ၊
ချသောစိရိယဟူသောဝန်ရှိသည်၏ အဖြစ်သည်၊ အနာသေဝနာ၊ မဆည်း
ကပ်ခြင်းသည်၊ အဘာဝနာ၊ မပွားခြင်းသည်၊ အဗဟုလိကမ္ပံ၊ များစွာအမှု
မပြုခြင်းသည်၊ အနမိဇ္ဇာနံ၊ မဆောက်တည်ခြင်းသည်၊ အနန္တယောဂေါ၊
မဟုတ်ခြင်းသည်၊ ပမာဒေါ၊ ပမာဒမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝေရူပေါ၊
ဤသို့သဘောရှိသော၊ ယောပမာဒေါ၊ အကြင်မေ့လျော့ခြင်းသည်လည်း
ကောင်း၊ ယာပမတ္တနာ၊ အကြင် မေ့လျော့သောအခြင်း အရာသည်လည်း
ကောင်း၊ ယံပမတ္တိကတ္တံ၊ အကြင်မေ့လျော့သောသူ၏ အဖြစ်လည်းကောင်း၊
အတ္ထိ၊ ရှိ၏၊ အယံသဗ္ဗော၊ ဤအလုံးစုံကို၊ ပမာဒေါ၊ ပမာဒဟူ၍၊ ဝုတ္တတိ၊ ဆို
အပ်၏၊ သယံနသေဝေပသုတံပမတ္တန္တိ၊ သယံနသေဝေပသုတံပမတ္တိဟူ
သည်ကား၊ ပသုတံ၊ ကာမနှစ်ထည်းလေ့လာသော၊ ပမတ္တဂ္ဂ၊ ကုသိုလ်ကောင်း
မှုနှင့်မေ့လျော့သောသူကိုသည်၊ နသေဝေပယျ၊ မငြိပ်ရာ၊ သယံ၊ မိမိအလိုအား

ဖြင့်၊ နသေဝေယျ၊ မဋ္ဌိဝရာ၊ သမံ ကိုယ်တိုင်၊ နသေဝေယျ၊ မဋ္ဌိဝရာ၊ နနိသေ
 ဝေယျ၊ အဘုးသဖြင့်မဋ္ဌိဝရာ၊ နသံသေဝေယျ၊ ကောင်းစွာမဋ္ဌိဝရာ၊ နနိသံ
 သေဝေယျ၊ အဘနိတလဲလဲမဋ္ဌိဝရာ၊ နအာစရေယျ၊ မကျင့်ရာ၊ နသမာစရေ
 ယျ၊ ကောင်းစွာမကျင့်ရာ၊ သမာဒါယ၊ ဆောက်တည်၍၊ နာတ္ထေယျ၊ မကျင့်
 ရာ၊ ဣတိအယံ၊ ဤသည်အောင်၊ သင်္ခနသေဝေပသုတံပမတ္တန္တိ၊ စဒဿ၊ သင်္ခ
 နသေဝေပသုတံပမတ္တံဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဝေဝိသာဏ
 ကပွေ၊ ကြံ့ချိနှင့်အတူ၊ ဧကော၊ အဖော်မရှိတပါးတည်း၊ စရေ ကျင့်ရာ၏၊
 တေန၊ ထိုကြောင့်၊ သောပစ္စေကသ မ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသ မ္ပုဒ္ဓါသည်၊ ပါ
 ပံသဟာယံ၊ ပရိဝဇ္ဇသေထအနတ္တဒဿိ၊ ဝိသမေနိဝိဋ္ဌံသယံ၊ နသေဝေပသုတံ
 ပမတ္တံဧကော စရေဝေဝိသာဏကပွေတိ၊ ပါပံသဟာယံ ပရိဝဇ္ဇသေထအ
 နတ္တဒဿိ၊ ဝိသမေနိဝိဋ္ဌံသယံ၊ နသေဝေပသုတံ ပမတ္တံဧ၊ ကာစရေဝေဝိသာ
 ဏကပွေဟူ၍၊ အဘ၊ ဟောတော်မူပြီ။ ။

ဗဟုသုတံ၊ များသောပရိယတ္တိပဋိဝေသုတရှိသော၊ ဓမ္မဓရံ၊ တရားကို
 သေဝင်္ဂ၊ သာဠဇ္ဇာရံ၊ ကောင်းသောကာလကံစသည်တို့နှင့်ပြည့်စုံသည်ဖြစ်
 ၍ပြုနိုင်ပြောသော၊ ပဋိဘာနဝန္တံ၊ အသင့်လွတ် လွတ်ဆုံးနိုင်သောပညာရှိ
 သော၊ မိတ္တံ၊ အဆွေခင်ပွန်းကို၊ ဘဇေထ၊ ဆည်းကပ်ရာ၏၊ အတ္ထပနိ၊ အကျိုး
 တို့ကို၊ အညာယ၊ သိ၍၊ ကစိံ၊ ယုံမှားခြင်းကို၊ ဝိနေယျ၊ ဖျောက်ရာ၏၊ ကတ
 သဗ္ဗဟိစ္စော၊ ဤသို့ပြုအပ်ပြီးသောအလုံးစုံသော ကိစ္စရှိသည်ဖြစ်၍၊ ဧကော၊
 တပါးတည်း၊ ဝေဝိသာဏကပွေ၊ ကြံ့ချိနှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ ။ ဗဟု
 သုတံ၊ ဓမ္မဓရံ၊ ဘဇေထာတိ၊ ဗဟုသုတံ ဓမ္မဓရံဘဇေထဟူသည်ကား၊
 ဗဟုသုတဟာ၊ များသော အကြားအမြင်ရှိသော၊ သုတဓရော၊ အကြားအ
 မြင်ကိုဆောင်သော၊ သုတသန္နိစယော၊ အကြားအမြင်ကိုဆည်းတူးသော၊
 မိတ္ထော၊ အဆွေခင်ပွန်းသည်၊ ဟောတိ၊ ဖြစ်၏၊ ယေတေဓမ္မာ၊ အကြင်တရား
 တို့သည်၊ အာဒိကဗျာဏာ၊ အစ၏ကောင်းခြင်းဖြင့် ပြည့်စုံကုန်၏၊ (လ)
 သာတ္ထံ၊ အနက်နှင့်ပြည့်စုံကုန်၏၊ သဗ္ဗန္တံ၊ သဒ္ဓါနှင့် ပြည့်စုံကုန်၏၊ ကေဝလ
 ပရိပုဏ္ဏံ၊ အလုံးစုံထက်ပန်းပျော် ပြည့်စုံသော၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊
 ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ အထိဝဒန္တိ၊ ဟောကုန်၏၊ အသေ၊ ထို
 ရဟန်းအား၊ တထာရူပ၊ ထိုသို့သဘောရှိကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊
 ဗဟုသုတော၊ များသော အကြားအမြင်ရှိကုန်သည်၊ ဓာတာ၊ ဆောင်နိုင်ကုန်
 သည်၊ ဝစသာ၊ နှုတ်ဖြင့်၊ ပရိပိတံ၊ ဆည်းတူးအပ်ကုန်သည်၊ မနသ၊ ပိတ်
 ဖြင့်၊ အနုပေက္ခိတာ၊ အဘနိတလဲလဲရှုအပ်ကုန်သည်၊ ဒိဗ္ဗိလာ၊ ပညာဖြင့်၊



သုန္ဒရီဝိဒ္ဓါ၊ ကောင်းစွာထိုးထွင်း၍ သိအပ်လှန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
 ဓမ္မဓရန္တိ၊ ဓမ္မဓရ်ဟူသည်ကား၊ ဓမ္မံ၊ တရားကို၊ ဓာရေတိ၊ ဆောင်၏။ သုတ္တံ၊
 သုတ်ကို၊ ဝေယျံ၊ ဝေယျာကို၊ ဝေယျာကရဏံ၊ ဝေယျာကရုဏ်းကို၊ ဝါထံ၊
 ဝါထာကို၊ ဥဒါနံ၊ ဥဒါနံကို၊ ဣတိ၊ ဝုတ္တံ၊ ဣတိ၊ ဝုတ်ကို၊ ဇာတကံ၊ ဇာတ်ကို၊ အတ္တ၊
 တဓမ္မံ၊ အတ္တတဓမ္မံ၊ ဝေဒလ္လံ၊ ဝေဒလ္လကို၊ ဓါရေတိ၊ ဆောင်၏။ ဗဟု၊ သုတံ
 ဓမ္မဓရ်ဘဇေထာတိ၊ ဗဟုသုတံ ဓမ္မဓရ်ဘဇေထဟူသည်ကား၊ ဗဟုသုတံ
 စ ဗျားသော အကြားအမြင်ရှိ သည်သည်းဖြစ်သော၊ ဓမ္မဓရ်စ၊ တရားကိုလည်း
 ဆောင်သော၊ မိတ္တံ၊ အဆွေခင်ပွန်းကို၊ ဘဇေယျ၊ ဆည်းကပ်ရာ၏။ သံဘ
 ဇေယျ၊ ကောင်းစွာဆည်းကပ်ရာ၏။ သေဝေယျ၊ ဖြစ်ရာ၏။ နိသေဝေယျ၊
 အထူးဖြစ်ရာ၏။ သံသေဝေယျ၊ ကောင်းစွာဖြစ်ရာ၏။ ပဋိသေဝေယျ၊ အဟန်
 တလဲလဲဖြစ်ရာ၏။ ဣတိ၊ အသံ၊ ဤသည်ကား၊ ဗဟုသုတံ ဓမ္မဓရ်ဘဇေထာတိ
 ပဒဿ၊ ဗဟုသုတံ ဓမ္မဓရ်ဘဇေထဟူသောပုဒ်၏။ အတ္ထေဝ၊ အနက်တည်း၊
 မိတ္တံ ဥဇ္ဇာရ်ပဋိဘာနဝန္တန္တိ၊ မိတ္တံ ဥဇ္ဇာရ်ပဋိဘာနဝန္တဟူသည်ကား၊ သီလေ
 န၊ သီလ ဖြင့်လည်းကောင်း၊ သမာဓိနာ၊ သမာဓိဖြင့်လည်းကောင်း၊ ပညာယံ၊
 ပညာဖြင့်လည်းကောင်း၊ ဝိရတ္တိယံ၊ အရဟတ္တဖိုလ်ဖြင့် လည်းကောင်း၊
 ဝိရတ္တိညာဏဒဿနေန၊ ပစ္စဝေက္ခနာဥာဏ်ဖြင့် လည်းကောင်း၊ ဥဇ္ဇာရော၊
 ပြန့်ပြောသော၊ မိတ္ထော၊ အဆွေခင်ပွန်းသည်၊ ဟောတိ၊ ဖြစ်၏။ ပဋိဘာန
 ဝန္တန္တိ၊ ပဋိဘာနဝန္တဟူသည်ကား၊ ပဋိဘာနဝါ၊ ပညာရှိတို့သည်၊ ပရိ
 ယတ္တိပဋိဘာနဝါ၊ ပရိယတ်ကိုသိသော ပညာရှိလည်းကောင်း၊ ပရိပုစ္ဆာ
 ပဋိဘာနဝါ၊ အကျိုးအကြောင်းကိုသိသောပညာရှိလည်းကောင်း၊ အဓိဂမ
 ပဋိဘာနဝါ၊ လောကုတ္တရာတရားကို သိသောပညာရှိလည်းကောင်း၊ ဣတိ၊
 ဤသို့ တယော၊ သုံးပါးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ပရိယတ္တိပဋိဘာန
 ဝါ၊ ပရိယတ်ကိုသိသောပညာရှိ သည်၊ ကတမာ၊ အဘယ်နည်း၊ ဣဓ၊ ဤသာ
 သနာဘေဝိန္တု၊ ကေစ္စဿ၊ အချို့သောသူအား၊ သုတ္တံ၊ သုတ်ကို၊ ပရိယာပုဗ္ဗံ၊
 သင်အပ်သည်၊ ဟောတိ၊ ဖြစ်၏။ ဝေယျံ၊ ဝေယျာကို၊ ဝေယျာကရဏံ၊
 ဗျာကရုဏ်းကို၊ ဝါထာ၊ ဝါထာကို၊ ဥဒါနံ၊ ဥဒါနံကို၊ ဣတိ၊ ဝုတ္တကံ၊ ဣတိ
 ဝုတ်ကို၊ ဇာတကံ၊ ဇာတ်ကို၊ အတ္တ၊ တဓမ္မံ၊ အတ္တတဓမ္မံကို၊ ဝေဒလ္လံ၊ ဝေ
 လ္လကို၊ ပရိယာပုဗ္ဗံ၊ သင်အပ်သည်၊ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုသူအား၊
 ပရိယတ္တိံ၊ ပရိယတ်ကို၊ နိဿယာယ၊ ဖြစ်၍၊ ပဋိဘာယတိ၊ ဥာဏ်သို့ရှေ့ရှုဖြစ်၏။
 အသံ၊ ဤပညာရှိသည်၊ ပရိယတ္တိပဋိဘာနဝါ၊ ပရိယတ်ကိုသိသောပညာရှိ
 မည်၏။ ပရိပုစ္ဆာပဋိဘာနဝါ၊ အကျိုးအကြောင်းကိုသိသော ပညာရှိသည်။

ကတမော၊ အဘယံနည်း၊ ဣဝ၊ ဤသာသနာတော်၌၊ ဧကစ္စော၊ အချို့သောသူ
 သည်၊ အပ္ပေတ၊ အကျိုးအနက်၌ လည်းကောင်း၊ ဥာယေစ၊ အကြောင်း၌
 လည်းကောင်း၊ လက္ခဏေစ၊ လက္ခဏာ၌လည်းကောင်း၊ ကာရဏေစ၊ အ
 ကြောင်း၌ လည်းကောင်း၊ ဌာနာဌာနေစ၊ အကြောင်းဟုတ်သည် မဟုတ်
 သည်၌ လည်းကောင်း၊ ပရိပုစ္ဆိတောပိ၊ အဘိဓာန်တလဲလဲ မေးတတ်သည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုသူအား၊ ပရိပုစ္ဆိ၊ အဘိဓာန်တလဲလဲမေး
 မြင်းကို၊ နိဗ္ဗာယာဒိန္နံ၊ ပဋိဘာယတိ၊ ဥာဏံသိ၍ ရှေ့ရှုဖြစ်၏၊ အယံ၊ ဤသူ
 သည်၊ ပရိပုစ္ဆိ၊ ပဋိဘာနဝါ၊ အကျိုးအကြောင်းကိုထိသောပညာရှိမည်၏၊
 အဓိဂမပဋိဘာနဝါ၊ လောကုတ္တရာတရားကိုထိသောပညာရှိသည်၊ ကတ
 မော၊ အဘယံနည်း၊ ဣဝ၊ ဤသာသနာတော်၌၊ ဧကစ္စော၊ အချို့သောသူ
 အား၊ စတ္တာရော၊ ထေးပါးကုန်သော၊ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့ကို၊ စတ္တာ
 ရော၊ ထေးပါးကုန်သော၊ သမ္ပပ္ပဓာနာ၊ သမ္ပပ္ပဓာန်တို့ကို၊ စတ္တာရော၊ ထေးပါး
 ကုန်သော၊ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့ကို၊ ပဉ္စဂါးပါးကုန်သော၊ ဣန္ဒြိယာနိ၊ ဣန္ဒြိယ
 တို့၊ ပဉ္စဂါးပါးကုန်သော၊ ဗဿာနိ၊ ဗိုလ်တို့ကို၊ သတ္တ၊ ခုနစ်ပါးကုန်သော၊
 ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့ကို၊ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါး
 ရှိသော၊ မဂ္ဂေါ၊ မဂ်ကို၊ စတ္တာရော၊ ထေးပါးကုန်သော၊ အရိယမဂ္ဂေါ၊ အရိယ
 မဂ်တို့ကို၊ စတ္တာရိ၊ ထေးပါးကုန်သော၊ သာမညပထာနိ၊ သာမညဗိုလ်တို့ကို၊
 စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါယော၊ ပဋိသန္တိဒါတို့ကို၊ သ၊
 ခြောက်ပါးကုန်သော၊ အတိညာယော၊ အတိညာဉ်တို့ကို၊ အဓိဂတော၊ အဓိ
 ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တဿ၊ ထိုသူအား၊ အပ္ပေတ၊ အကျိုးအနက်
 သည်၊ ဥာတော၊ ထင်ရှား၏၊ ဓမ္မော၊ အကြောင်းအနက်သည်၊ ဥာတော၊ ထင်
 ရှား၏၊ နိရုတ္တိသဒ္ဓါသည်၊ ဥာတာ၊ ထင်ရှား၏၊ အပ္ပေတ၊ အကျိုးအနက်သည်၊
 ဥာတော၊ ထင်ရှားသည်ရှိသော်၊ အပ္ပေတ၊ အကျိုးအနက်သည်၊ ပဋိဘာယတိ၊
 ဥာဏံ သိ၍ ရှေ့ရှုဖြစ်၏၊ ဓမ္မော၊ အကြောင်းသည်၊ ဥာတော၊ ထင်ရှားသည်ရှိ
 သော၊ ဓမ္မော၊ အကြောင်းသည်၊ ပဋိဘာယတိ၊ ဥာဏံသိ၍ ရှေ့ရှုဖြစ်၏၊ နိရုတ္တိ
 ယာ၊ သဒ္ဓါသည်၊ ဥာတာယံ၊ ထင်ရှားသည်ရှိသော်၊ နိရုတ္တိသဒ္ဓါသည်၊ ပဋိ
 ဘာယတိ၊ ဥာဏံသိ၍ ရှေ့ရှုဖြစ်၏၊ ဣမေသုတိသု၊ ဤသုံးပါးတို့၌၊ ဥာဏံ၊ ထိ
 တတ်သောပညာသည်၊ ပဋိဘာနပဋိသန္တိဒါ၊ ပဋိဘာနပဋိသန္တိဒါမည်၏၊ သော
 ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဣမာယပဋိဘာနပဋိသန္တိ
 ဒါယ၊ ဤပဋိဘာနပဋိသန္တိဒါနှစ်ခုပေးတော်မူ၍၊ သရပေထေါ၊ ကောင်း
 စွာပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍တည်၏၊ သမုပါဂတော၊ ကောင်းစွာကပ်၍

တည်၏။ ဥပပန္နော၊ မကင်းသည်ဖြစ်၍၊ သမ္ဘန္တော၊ ယှဉ်သည်ဖြစ်၏။ သမန္နာ
 ဂတော၊ ပြည့်စုံခြင်းသို့ရောက်၏။ တသ္မာ၊ ထိုကြောင့်၊ ပစ္စေကသမ္ပုဒ္ဓေါ၊ အ
 ရှင်ပစ္စေကသမ္ပုဒ္ဓါသည်။ ပရိဘာနဝါ၊ ပရိဘာနဝါမည်၏။ ယဿ၊ အကြင်
 သူအား၊ ပရိယတ္တိ၊ သင်ခြင်းသည်။ နတ္ထိ၊ မရှိ၊ ပရိယတ္တံ၊ အဘန်ကလဲလဲ
 မေးခြင်းသည်။ နတ္ထိ၊ မရှိ၊ အဓိဂမော၊ သောကုတ္တရာတရားသည်၊ နတ္ထိ၊ မ
 ရှိ၊ ကိံ၊ အဘယ်သို့လျှင်၊ တဿ၊ ထိုသူအား၊ ပရိဘာပိဿတိ၊ ဥပဏ်သို့
 ရှေ့ရှုဖြစ်သတ္တံ၊ နည်း။ ဣတိအယံ၊ ဤသည်ကား၊ မိတ္တံဥဇ္ဇာရံပရိဘာနဝန္တံ
 ပဒဿ၊ မိတ္တံဥဇ္ဇာရံ ပရိဘာနဝန္တံ ဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
 အညာယအတ္ထာနိဝိနေယျကင်္ခိန္တိ၊ အညာယအတ္ထာနိဝိနေယျကင်္ခိန္တိ ဟူသည်
 ကား၊ အတ္တတ္ထံ၊ မိမိအကျိုးကို၊ အညာယ၊ သိ၍၊ ပရတ္ထံ၊ သူတပါးအကျိုး
 ကို၊ အညာယ၊ သိ၍၊ ဥဘယတ္ထံ၊ နှစ်ပါးသောမိမိအကျိုး သူတပါးအကျိုး
 ကို၊ အညာယ၊ သိ၍၊ ဒိဋ္ဌဓမ္မိကတ္ထံ၊ မျက်မှောက်၌ ဖြစ်သော အကျိုးကို၊
 အညာယ၊ သိ၍၊ သမ္ပရာယိကတ္ထံ၊ တမလွန်၌ ဖြစ်သော အကျိုးကို၊
 အညာယ၊ သိ၍၊ ပရမတ္ထံ၊ မြတ်သောအကျိုးကို၊ အညာယ၊ သိ၍၊ အဘိညာ
 ယ၊ သုးသော ဥပဏ်ဖြင့်သိ၍၊ ဇာနိတွာ၊ သိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊
 တိရယိတွာ၊ ရံစမ်း၍၊ ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘာတံ၊ ထင်ရှားသည်ကို၊
 ကတွာ၊ ပြု၍၊ ကင်္ခိ၊ ယုံမှားခြင်းကို၊ ဝိနေယျ၊ ဖျောက်ရာ၏။ ဝိဝိနေယျ၊
 တဘန်ဖျောက်ရာ၏။ ပစ္စယောယျ၊ စွန့်ရာ၏။ ဝိနောဒေယျ၊ ဖျောက်ရာ၏။ ဗျန္တိံ
 ကင်းသည်ကို၊ ကရေယျ၊ ပြုရာ၏။ အနဘာဝံ၊ သဘန်မဖြစ်ခြင်းသို့၊ ဂမေယျ၊
 ရောက်ရာ၏။ ဣတိအယံ၊ ဤသည်ကား၊ အညာယအတ္ထာ နိဝိနေယျကင်္ခိန္တိ
 ပဒဿ၊ အညာယအတ္ထာနိ ဝိနေယျကင်္ခိန္တိ ဟူသောပုဒ်၏။ အတ္ထော၊ အနက်
 တည်း။ ဧကော၊ အဖော်မရှိတပါးတည်း။ ဝတ္ထုသဘာဝကပေါ့၊ ကြံ့ချိုနှင့်အတူ၊
 စရေ၊ ယျဉ်ရာ၏။ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
 သမ္ပုဒ္ဓါသည်။ ဗဟုသုတံဓမ္မဓရံ ဘဇဇထမိတ္တံ ဥဇ္ဇာရံပရိဘာနဝန္တံ
 အညာယအတ္ထာနိဝိနေယျကင်္ခိန္တိ ဧကောစရေ ဝတ္ထုသဘာဝကပေါ့တိ၊ ဗဟု
 သုတံဓမ္မဓရံ ဘဇဇထမိတ္တံဥဇ္ဇာရံ ပရိဘာနဝန္တံ အညာယအတ္ထာနိဝိနေယျ
 ကင်္ခိန္တိ ဧကောစရေဝိသဘာဝကပေါ့ဟူ၍၊ အာဟ၊ ဟောတော်မူပြီး ။

ဝိန္နာရတိံ စ၊ မြူးထူး ခြင်းကာမဂုဏ်၌ မွေ့လျော်ခြင်းကို ထည်းကောင်း၊
 သောကော၊ သောက၌၊ ကာမသုခံစ၊ ကာမဂုဏ်ချမ်းသာကို ထည်းကောင်း၊
 အနာကင်္ဂိတွာ၊ အမြတ်အားဖြင့်မယူမူ၍၊ အနပက္ခမာနော၊ ထွေခက်ပတ်၏
 ဟုလုံးမပြုမူ၍၊ ဝိဘူသဋ္ဌာနာ၊ ယုံနိသာယာခြင်းတည်းဟူသော မေ့ထွေ



ခြင်းအကြောင်းမှပေးတော်မူကြပါသည်။ သစ္စာရှိသောစကားကို ဆိုသည်ဖြစ်၍၊ ကောင်းအဖို့-ရှိတပါးတည်း၊ ခုတ်သင်တော်မူပေး၊ ကြီးကြီး နှင့်အတူ၊ စရ၊ ကျင့်ရာ၏။ မိန့်ခွင့်ရတော်မူသော ခေမာကေကိတ္တေ၊ မိန့်ခွင့်ရတော်မူသော ခေမာကေဟူသော ဤပါဠိနှင့်မိန့်ခွင့်၊ မိန့်ခွင့်ဟူသည် ကား၊ မိန့်ခွင့်၊ မြူးတူးခြင်းကိုသည်၊ ကာယိကာ၊ ကိုယ်၌ ဖြစ်သော၊ မိန့်ခွင့်၊ မြူး ကူးခြင်း၊ ထည်းကောင်း၊ ဝါစသိကာ၊ နှုတ်၌ဖြစ်သော၊ မိန့်ခွင့်၊ မြူးတူးခြင်း ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဒါ၊ နှစ်ပါး တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ (ဝ)၊ အထံ၊ ဤသည်ကား၊ ကာယိကာ၊ ကိုယ်၌ဖြစ်သော၊ မိန့်ခွင့်၊ မြူးတူးခြင်း မည်၏၊ အထံ၊ ဤသည်ကား၊ ဝါစသိကာ၊ နှုတ်၌ဖြစ်သော၊ မိန့်ခွင့်၊ မြူးတူး ခြင်းမည်သော၊ ရတိ၊ ဘိ၊ ရတိဟူသည်ကား၊ ရတိ၊ တိ၊ တေဝစနံ၊ ရတိဟူသော သဒ္ဓါသည်၊ အနုတ္တုတ္တိ၊ တာမိစေနံ၊ မဆန့်ကျင်သည်ကို ဟောသောသဒ္ဓါ တည်း၊ ကာမသုခန္တိ၊ ကာမသုခံဟူသည်ကား၊ ဟိသစ္စံ၊ မှန်၏။ တဝတော၊ မြက်စွာတုရားသည်၊ တေဝစနံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဘိက္ခဝ၊ ရဟန်းတို့၊ ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါး တို့ တည်း၊ ပဉ္စ၊ ငါးပါးတို့ သည်၊ ကတမေ၊ အတယ်သည်တို့နည်း၊ ဣဋ္ဌာ၊ အ လိုရှိ၊ အပ်ကုန်သော၊ ကန္တာ၊ နှစ်သက်အပ်ကုန်သော၊ မနာပါ၊ နှလုံးကိုပွားစေ တတ်ကုန်သော၊ ဝိယဂ္ဂပါ၊ ချစ်အပ်သောသဘောရှိကုန်သော၊ ကာမုပသဗ္ဗိ ကာ၊ ကာမနှင့်စပ်ကုန်သော၊ ရဇနံယာ၊ တပ်အပ်ကုန်သော၊ စက္ခုပိညေယျာ၊ စက္ခုပိညာဉ် ဖြင့်သိအပ်ကုန်သော၊ ရူပါ၊ ရူပါရုံတို့ထည်းကောင်း၊ သောတ ပိညေယျာ၊ သောတပိညာဉ်ဖြင့် သိအပ်ကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့ထည်း ကောင်း၊ (ဝ)၊ စာနုပိညေယျာ၊ စာနုပိညာဉ်ဖြင့် သိအပ်ကုန်သော၊ ဂန္ဓာ၊ ဂန္ဓာရုံ တို့ထည်းကောင်း၊ ဇိဝှာပိညေယျာ၊ ဇိဝှာပိညာဉ်ဖြင့်သိအပ်ကုန်သော၊ ရသ၊ ရသာရုံ တို့ထည်းကောင်း၊ ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော၊ ကန္တာ၊ နှစ် သက်အပ်ကုန်သော၊ မနာပါ၊ နှလုံးကိုပွားစေတတ်ကုန်သော၊ ဝိယဂ္ဂပါ၊ ချစ် အပ်သောသဘောရှိကုန်သော၊ ကာမုပသဗ္ဗိကာ၊ ကာမနှင့် စပ်ကုန်သော၊ ရဇနံယာ၊ တပ်အပ်ကုန်သော၊ ကာယပိညေယျာ၊ ကာယပိညာဉ်ဖြင့်သိအပ် ကုန်သော၊ ဗောဇ္ဈဗ္ဗာ၊ ဗောဇ္ဈဗ္ဗာရုံတို့ထည်းကောင်း၊ ဣတိ၊ ဣမေ၊ ဤသည်တို့ တည်း၊ ဘိက္ခဝ၊ ရဟန်းတို့၊ ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ဘိက္ခဝ၊ ရဟန်းတို့၊ ပဉ္စ၊ ငါးပါးကုန်သော၊ ဣမေကာမဂု ဏော ဤကာမဂုဏ်တို့ကို၊ ပဋိပုတ္တံ၊ ယံခေါ်ဘုခံ၊ အကြင်ဘုခသည် ထည်း ကောင်း၊ ယံခေါ်သောမနုဿံ၊ အကြင်သောမနုဿသည် ထည်းကောင်း။

ဥပ္ပဇ္ဇကိ၊ ဖြစ်၏။ ဣဒံ၊ ဤသုခသောမနာသံကု၊ ကာမသုခံ၊ ကာမသုခဟူ၍၊
 ဝုပ္ပတိ၊ ဆိုအပ်၏။ ဝေဝကေတိ၊ ဝေဝကေဟူသည်ကား၊ မနုဿ၊ ဝေဝကေ၊
 လူပြည်၌၊ ဣတိအယံ၊ ဤသည်ကား၊ ဝိဒ္ဓါ၊ ရတိကာမသုခံစလောကေ၊ ဗဟိပဒ
 သ၊ ဝိဒ္ဓါရတိကာမသုခံစလောကေဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။
 အနုလင်္ကရိတွာ၊ အနုပေက္ခမာနောတိ၊ အနုလင်္ကရိတွာ၊ အနုပေက္ခမာနောဟူ
 သည်ကား၊ ဝေဝကေ၊ ဝေဝကဋ္ဌံ၊ ဝိနုဉ္ဇ၊ မြူးတူးခြင်းကိုလည်းကောင်း၊ ကာ
 မရတိဉ္ဇ၊ ကာမဋ္ဌိဋ္ဌေလျော်ခြင်းကိုလည်းကောင်း၊ ကာမသုခဉ္ဇ၊ ကာမဂုဏ်
 ချမ်းသာကိုလည်းကောင်း၊ အနုလင်္ကရိတွာ၊ အမြတ်အေးဖြင့် မယူမူ၍ အနု
 ပေက္ခော၊ နှလုံးမမူသည်ဟူတွာ၊ ဖြစ်၍၊ ပဇာတိတွာ၊ စွန့်၍၊ ဝိနော၊ ဝေတွ
 ဟောကံ၍၊ ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊ အနာဘာဝံ၊ တဘန်မဖြစ်ခြင်း
 သို့၊ ဝမိတွာ၊ ရောက်၍၊ ဣတိအယံ၊ ဤသည်ကား၊ အနုလင်္ကရိတွာ၊ အနုပေက္ခ
 မာနောတိပဒသ၊ အနုလင်္ကရိတွာ၊ အနုပေက္ခမာနောဟူသော ပုဒ်၏။ အ
 တ္ထော၊ အနက်တည်း။ ဝိဘူသဋ္ဌာနာဝိရတောသစ္စဝါဒီတိတ္ထေ၊ ဝိဘူသဋ္ဌာနာ
 ဝိရတောသစ္စဝါဒီဟူသော ဤပါဌ၌၊ ဝိဘူသတိ၊ ဝိဘူသာဟူသည်ကား၊
 အဝါဂါကဿ၊ လူ၏၊ ဝိဘူသာ၊ တန်ဆာသည်၊ အတ္ထိ၊ ရှိ၏။ ပဗ္ဗဇိတဿ၊
 ရဟန်း၏၊ ဝိဘူသာ၊ ထန်ဆာသည်၊ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ဝိဘူသာ၊ တန်
 ဆာတို့သည်၊ ဧန္တု၊ နှစ်ပါးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ အဝါဂါကဿ၊ လူ၏။
 ဝိဘူသာ၊ တန်ဆာသည်၊ ကတမာ၊ အတတ်နည်း၊ ကေသမသုစ၊ ဆီရုတ်
 ဆိတ်တို့လည်းကောင်း၊ မာယာစ၊ ပန်းတုံးလည်းကောင်း၊ ဝန္ဓာစ၊ အမြစ်စ
 သောနံ၊ သာတို့လည်းကောင်း၊ ဝိထေပနာစ၊ လိင်းကျံသော နံ၊ သာပျောင်း
 လည်းကောင်း၊ အာဘရုဏာစ၊ လည်ရွဲတန်ဆာလည်းကောင်း၊ ဝိထန္တနာစ၊
 ခေါင်း၌ဆင်ခြင်းဆွဲခြင်း စွတ်ခြင်းတန်ဆာ လည်းကောင်း၊ ဝတ္ထုဉ္ဇ၊ ဝုဆိုး
 လည်းကောင်း၊ သယနာသနံစ၊ အိမ် ချာနေရာလည်းကောင်း၊ ဝေဠုနံစ၊ ဦးရစ်
 လည်းကောင်း၊ ဥတ္ထာဒနံ၊ ကိုယ်၏အနံ့၊ ပျောက်စေခြင်းငှါ နံ့သားစသည်တို့
 ဖြင့်ဖုံးလွှမ်းခြင်းလည်းကောင်း၊ ပရိမဗ္ဗနံ၊ လက်ချောင်းစသည်ကို ပြေပြစ်
 စိမ့်သောငှါ ထုနယ်ခြင်းလည်းကောင်း၊ နှဗပနံ၊ နံ့သာရေစသည်ဖြင့်ချိုးခြင်း
 လည်းကောင်း၊ သံဗ္ဗာဟနံ၊ လက်ပန်းသည် စသည်တို့ကို ခြေကိုဆောက်
 ပုတ်ဖြင့်နှုတ်၍ ပွားစေခြင်းလည်းကောင်း၊ အာဒါသံ၊ ကြေးမုံကြည့်ခြင်း
 လည်းကောင်း၊ အဗ္ဗနံ၊ မျက်မှေးကွင်းခြင်းလည်းကောင်း၊ မာယာ၊ ပန်းလည်း
 ကောင်း၊ ဝိလေပနံ အသားအရေကို ကိုင်းစွန်းခြင်းလည်းကောင်း၊ ရုစရတ္တ
 ကံ၊ မျက်နှာခြေမှုန့် လည်းကောင်း၊ ရုစလပနံ၊ မျက်နှာကို လိမ် ကျံခြင်း



ထည်းကောင်း၊ ဟတ္ထဗန္ဓ၊ သက်ကောက်သက်ကျပ်ထည်းကောင်း၊ သိခါ
 ဗန္ဓ၊ ဦးစွန်းဖွဲ့ခြင်း ထည်းကောင်း၊ ဒဏ္ဍ၊ တန်ဆင်သော နှင်တန်ထည်း
 ကောင်း၊ နာလိကံ၊ အဆန်းကကြယ်ပြိုသောဆေးကျည်ထည်းကောင်း၊ ခရု
 သံထွက်ထည်းကောင်း၊ သတ္တိ၊ ဆန်းကြယ်သော ထီးထည်းကောင်း၊ ဝိကြို
 ပါဟနာ၊ ဆန်းကြယ်သောဘိနပ်ထည်းကောင်း၊ ဥဏ္ဍိသံ၊ နုဖူ သင်းကျင်၎င်း၊
 မဏိ၊ ပမြတ္တာ၊ ဥသျှောင်ကျပ်ထည်းကောင်း၊ ဝါဇ္ဇဗိဇနိ၊ စာမဇီယာ၊ မြီးယပ်
 ထည်းကောင်း၊ ဩဒါတာနိ၊ ဖြူကုန်းသော၊ ဒိဗာဒယာနိ၊ ရှည်သော အဆေးရှိ
 ကုန်သော၊ ဝတ္ထာနိ၊ အဝတ်ပုဆိုးတို့ထည်းကောင်း၊ ဣတိဝါ၊ ဤမှတစ်ပါး
 သောတန်ဆာထည်းကောင်း၊ အဂါရိကဿ၊ လူ၏၊ ဝိဘူသော၊ တန်ဆာသည်
 အယံ၊ ဤသည်တည်း၊ ပဗ္ဗဇိတဿ၊ ရဟန်း၏၊ ဝိဘူသော၊ တန်ဆာသည်၊
 ကတမာ၊ အဘယ်နည်း၊ ဝိဝရမတ္ထာနာ၊ သက်နိုးကိုတန်ဆာဆင်ခြင်းထည်း
 ကောင်း၊ ပတ္တမတ္ထာနာ၊ သတ်ကိုတန်ဆာဆင်ခြင်းထည်းကောင်း၊ သေ
 နာသနမတ္ထာနာ၊ ကျောင်းကိုတန်ဆာဆင်ခြင်း ထည်းကောင်း၊ ဣမသ
 ဝါပူတ်ကယဿ၊ ဤအကောင်ပုပ်ကို ထည်းကောင်း၊ ဗာဟိရာနံ၊ အပ
 ဖြစ်ကုန်သော၊ ပရိက္ခာရာနံ၊ ပရိက္ခရာတို့ကို၊ မတ္ထာနာ၊ တန်ဆာဆင်ခြင်း
 ထည်းကောင်း၊ ဝိဘူသနာ၊ အပြေအပြစ်ပြုခြင်းထည်းကောင်း၊ ကေဠုနာ၊
 စမွယ်ခြင်းထည်းကောင်း၊ ပရိကေဠုနာ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်က
 မြူးခြင်းထည်းကောင်း၊ ပရိကေဠိကတာ၊ ခပ်သိမ်းသောအခြင်းအရာဖြင့်
 ကမြူးခြင်းထည်းကောင်း၊ ဝဇိတာ၊ လိုချင်ခြင်းထည်းကောင်း၊ ဝဇိကတ္တံ၊
 မက်မောသော အဖြစ်သည်ထည်းကောင်း၊ စပထတာ၊ တန်ဆာဆင်ရင်
 ပြုပြင်ခြင်း ထည်းကောင်း၊ စာပထု၊ လျှပ်ပေါ်သောအဖြစ်သည် ထည်း
 ကောင်း၊ ဝိဘူသတ်ဝိကူသာနာမ၊ ဝိဘူသမည်၏၊ ပဗ္ဗဇိတဿ၊ ရဟန်း၏၊
 ဝိဘူသော၊ တန်ဆာသည်၊ အယံ၊ ဤသည်ပင်တည်း၊ သဗ္ဗဝါဒိတံ၊ သဗ္ဗဝါဒီ
 ဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊
 သဗ္ဗဝါဒီ၊ မှန်ကန်စွာဆိုလေ့ရှိ၏၊ သဗ္ဗသန္ဓေ၊ မှန်သောစကားနှင့်မှန်သော
 စကားကိုစပ်၏၊ ထေတော၊ မြဲမြံသောစကားရှိ၏၊ ပစ္စယိကော၊ ယုံကြည်
 အပ်သောစကားရှိ၏၊ အဝိသံဝါဒကော၊ မချွတ်ယွင်းစေတတ်၊ လောကဿ
 ထောက၏၊ ဝိဘူသဋ္ဌာနာ၊ တန်ဆာဆင်ခြင်းတည်းဟူသော မေ့ထော့ခြင်း
 အကြောင်းမှ၊ အာရတော၊ ဝေးစွာကြည့်၏၊ ဝိရတော၊ အထူးသဖြင့်ကြည့်၏၊
 ဗုဒ္ဓိရတော၊ တာဝန်အထူးသဖြင့်ကြည့်၏၊ နိက္ခန္ဓာ၊ လွတ်၏၊ နုသေဇော
 စွန်၏၊ ဝိပ္ပမုတ္တာ၊ လွတ်၏၊ ဝိသညုတ္တော၊ မယှဉ်၊ ဝိပရိယာဒိကတေန၊ ပိုင်း

ခြားခြင်းကင်းသော၊ စေတသ၊ ဖိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏။ ဣတိအယံ၊ ဤသည်ကား၊ ဝိဘူသဋ္ဌာနာဝိရတောသစ္စဝါဒီတိပဒဿ၊ ဝိဘူသဋ္ဌာနာဝိရတောသစ္စဝါဒီဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဧကော၊ အဘော်မရှိတပါးတည်း။ ဝတ္ထုသဘာဝကပ္ပေါ၊ ဤ၏နှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဝိဒ္ဓာရတိ၊ ကာမသုခံစသောကောအနုသင်္ကံတို့တွာအနုပေက္ခမာနော၊ ဝိဘူသဋ္ဌာနာဝိရတောသစ္စဝါဒီ၊ ဧကောစရေဝတ္ထုသဘာဝကပ္ပေါတိ၊ ဝိဒ္ဓာရတိ ကာမသုခံစသောကော၊ အနုသင်္ကံတို့တွာအနုပေက္ခမာနော၊ ဝိဘူသဋ္ဌာနာဝိရတောသစ္စဝါဒီ၊ ဧကောစရေဝတ္ထုသဘာဝကပ္ပေါဟု၍၊ အာဟ၊ ဟောတော်မူပြီ။ ။

ပုတ္တဉ္စ၊ သားကိုလည်းကောင်း၊ ဒါရဉ္စ၊ မယားကိုလည်းကောင်း၊ ဝိတရဉ္စ၊ အဘကိုလည်းကောင်း၊ မာတရဉ္စ၊ အမိကိုလည်းကောင်း၊ နနာနိစ၊ ဥစ္စာရတနာရနစ်ပါးတို့ကိုလည်းကောင်း၊ ဝညာနိစ၊ စပါးမျိုးရနစ်ပါးတို့ကိုလည်းကောင်း၊ ဗန္ဓဝါနိ၊ ထေးပါးကုန်သောအဆွေအပေါင်းတို့ကိုလည်းကောင်း၊ ယထောမိတာနိ၊ အကြင်အပိုင်းအခြားဖြင့်တည်ကုန်သောကာမာနိ၊ ကာမတို့ကို၊ ဇဟိတွာန၊ ဝွန်၍၊ ဧကော၊ တပါးတည်း။ ဝတ္ထုသဘာဝကပ္ပေါ၊ ဤ၏နှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ ပုတ္တဉ္စဒါရိဝိတရဉ္စမာတရန္တိ၊ ပုတ္တဉ္စဒါရိဝိတရဉ္စမာတရဟူသောဤပါဠိ၌၊ ပုတ္တာတိ၊ ပုတ္တာဟူသည်ကား၊ အတ္ထုဇော၊ မိမိမှဖြစ်သော၊ ပုတ္တော၊ သားလည်းကောင်း၊ ခေတြိဇော၊ အဆိုက်ကုန်ဖြစ်သော၊ ပုတ္တော၊ သားလည်းကောင်း၊ ဒိန္နကော၊ ဥစ္စာပေး၍ရသော၊ ပုတ္တော၊ သားလည်းကောင်း။ အန္တေဝါထိကော၊ အတွင်းအဝွန်၌ဖြစ်သော၊ ပုတ္တော၊ သားလည်းကောင်း။ ဣတိ၊ ဤသို့၊ စတ္တာဇော၊ ထေးသောက်ကုန်သော၊ ပုတ္တာ၊ သားတို့သည်၊ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ တရိယာယော၊ မယားတို့ကို၊ ဒါရာ၊ ဒါရတို့ဟူ၍၊ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ ဝိတာတိ၊ ဝိတာဟူသည်ကား၊ ယောသော၊ အကြင်သူသည်၊ ဇေနကော၊ ဖြစ်စေတတ်၏သော၊ ထိုသူတည်း။ မာတာတိ၊ မာတာဟူသည်ကား၊ ယာသာ၊ အကြင်မိန်းမသည်၊ ဇေနကော၊ ဖြစ်စေတတ်၏။ သာဘိသုတည်း၊ ဣတိအယံ၊ ဤသည်ကား။ ပုတ္တဉ္စဒါရိဝိတရဉ္စမာတရန္တိ ပဒဿ၊ ပုတ္တဉ္စဒါရိဝိတရဉ္စမာတရဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ နနာနိဝညာနိဗန္ဓဝါနိတိတ္ထေပဒေ၊ နနာနိဝညာနိဗန္ဓဝါနိဟူသော ဤပါဠိ၌၊ နနာနိတိ၊ နနာနိဟူသည်ကား။ သုဝဇ္ဇန္တိ၊ ရွှေရုတ္တာ၊ ပုလုံ၊ မဏိ၊ ပတ္တုဖြား၊ ဝေဇ္ဇုရိယော၊ ကြောင်မျက်နှာ၊ သင်္ခေါ၊ ခရုသင်း၊ ထိယာ၊ ကျောက်သစ်၊ ပပါဠိ၊ သန္တာ၊ ရတီ၊ ဝေဠု၊ ဇော



တချပ်၊ရွှေ၊ လောဟိတဂေါ၊ပတ္တမြားနီ၊ မသာရဂဏ္ဍ၊ ပတ္တမြားပြောက်၊
 ပုဗ္ဗဏ္ဍ၊စပါးမျိုးကို၊အပဏ္ဍေ၊ပဲမျိုးကို၊ဧညဟူ၍၊ဝုစ္စတိ၊ဆိုအပ်၏။
 သာယီ၊သလေးသည်လည်းကောင်း၊ဝိဟိ၊ ကောက်သည် လည်းကောင်း၊
 ယဝေါ၊ရသောသည်လည်းကောင်း၊ ဝေါရမော၊ နတ်ကောက်သည်လည်း
 ကောင်း၊ကရီ၊ ဆတ်သည်လည်းကောင်း၊ ဝရကော၊ ပြောင်းသည်လည်း
 ကောင်း၊ကျန္တု၊သကော၊လူးသည်လည်းကောင်း၊ဝုဗ္ဗဏ္ဍံ၊နာမ၊ ဝုဗ္ဗဏ္ဍာမည်
 ၏၊သုလေသျှ၊ ဟင်းချက်သောပဲမျိုးသည်၊ အပဏ္ဍေ၊နာမ၊အပဏ္ဍေမည်၏။
 ဗန္ဓဝါနီတိ၊ ဗန္ဓဝါနီဟူသည်ကား၊ဥာတိဗန္ဓဝါ၊ အဆွေအမျိုးအားဖြင့်၊ဖွဲ့
 ခြင်းရှိသော၊ ဗန္ဓု၊ အဆွေခင်းပွန်းလည်းကောင်း၊ ဝေါတ္တဗန္ဓဝါ၊အနွယ်
 အားဖြင့်၊ဖွဲ့ခြင်းရှိသော၊ဗန္ဓု၊ အဆွေခင်းပွန်းလည်းကောင်း၊ ဝိတ္တဗန္ဓဝါ၊အ
 တိုင်အပ်အားဖြင့် ဖွဲ့ခြင်းရှိသော၊ ဗန္ဓု၊ အဆွေခင်းပွန်းလည်းကောင်း၊
 ဝိဗန္ဓဝါ၊ အတတ်အားဖြင့် ဖွဲ့ခြင်းရှိသော၊ဗန္ဓု၊ အဆွေခင်းပွန်းလည်း
 ကောင်း၊ဣတိ၊ဤသို့၊ ဝတ္ထုပရော၊ လေးပေသက်ကုန်သော၊ ဗန္ဓဝါ၊အဆွေ
 ခင်းပွန်းကိုသည်၊ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ ဣတိအယံ၊ ဤသည်ကား၊
 နောနိဧညာနိဗန္ဓဝါနီတိပဒေသာ၊ နောနိဧညာနိဗန္ဓဝါနီဟူသော ပုဒ်၏။အ
 ဧတ္ထ၊အနက်တည်း၊ဇဟိတွာနကာမာနိယထောမိတာနိတ်ဧတ္ထ၊ ဇဟိတွာ
 နကာမာနိယထောမိတာနိဟူသောဤပါဠိ၌၊ ကာမာတိ၊ ကာမာဟူသည်
 ကား၊ဝတ္ထုကာမာစ၊ ဝတ္ထုကာမတို့လည်းကောင်း၊ ကိလေသကာမာစ၊
 ကိလေသာကာမတို့လည်းကောင်း၊ဣတိ၊ဤသို့၊ဥဒါနတော၊ အရအားဖြင့်၊
 ဧဒ္ဒန္တိပါးကုန်သော၊ ကာမာ၊ ကာမတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။(ပ)၊
 ဣမေ၊ဤသည်တို့ကို၊ ဝတ္ထုကာမာ၊ ဝတ္ထုကာမတို့ဟူ၍၊ ဝုစ္စန္တိ၊ဆိုအပ်
 ကုန်၏။(ပ)၊ဣမေ၊ ဤသည်တို့ကို၊ ကိလေသကာမာ၊ကိလေသာကာမတို့
 ဟူ၍၊ဝုစ္စန္တိ၊ဆိုအပ်ကုန်၏။ဇဟိတွာနကာမာနိတိ၊ ဇဟိတွာနကာမာနိဟူ
 သည်ကား၊ဝတ္ထုကာမေ၊ဝတ္ထုကာမတို့ကို၊ ပရိစဇိတွာ၊စွန့်၍၊ ကိလေသ
 ကာမေ၊ကိလေသာကာမတို့ကို၊ပဟာယ၊ပတ်၍၊ပဇဟိတွာ၊ စွန့်၍၊ဝိနော
 ဧတွာ၊ဈောက်၍၊ဗျန္တိ၊ကင်းသည်ကို၊ ကရိတွာ၊ပြု၍၊ အနာဘာဝံ၊တဘန်
 မဖြစ်ခြင်းသို့၊ ဂမေတွာ၊ရောက်စေ၍၊ ဇဟိတွာနကာမာနိယထောမိတာနိ
 တိ၊ဇဟိတွာနကာမာနိယထောမိတာနိဟူသည်ကား၊ဝေ ဝဘာပက္ကံ မဂ္ဂေန၊
 သောတာပက္ကိမင်္ဂဖြင့်၊ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊ ပဟိနာ၊
 ပတ်အပ်ကုန်ပြီးတော်ကိလေသေ၊ ထိကိလေသာတို့ကို၊ နဂုဇေတိ၊တဘန်
 မရောက်စေ၊နပစ္စေတိ၊တဘန်မကပ်စေ၊ နပစ္စာဝတ္ထတိ၊ တဘန်မလာစေ။

သကဒါဂါမိမဂ္ဂေန၊ သကဒါဂါမိမဂ်ဖြင့်၊ ယေကိလေသာ၊ အကြင်ကိလေ
 သာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ အနာဂါမိမဂ္ဂေန၊ အနာဂါမိမဂ်ဖြင့်၊
 ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ အရ
 ဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်၊ ယေကိလေသာ၊ အကြင်ကိလေသာတို့ကို၊
 ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ တေကိလေသေ၊ ထိုကိလေသာတို့ကို၊ နုပုနေတိ၊
 တာဝန်မရောက်စေ၊ နုပစ္စေတိ၊ တာဝန်မကပ်စေ၊ နုပစ္စာဂစ္ဆတိ၊ တာဝန်
 မလာစေ၊ ဣတိအယံ၊ ဤသည်ကား၊ ဇဟိတွာနကာမာနိ ယထောဓိတာ
 နိတိာဒဿ၊ ဇဟိတွာနကာမာနိယထောဓိတာနိဟူသောပုဂံ၊ အတ္ထေဝ၊
 အနက်တည်း၊ ဧကော၊ တပါးတည်း၊ ခဝ္ဂိသာဏကပ္ပေ၊ ဤမျိုးနှင့်အတူ၊
 စရေ၊ ကျင့်ရာ၏၊ တေန ထိုကြောင့်၊ သောပစ္စေကသမ္ပန္နေ၊ ထိုအရှင်ပစ္စေ
 ကသမ္ပန္နသည်၊ ပုတ္တဉ္ဇဒါရံပိတရဉ္ဇမာဏံ၊ ခနာနိဉ္ဇာနိ စဗန္ဓဝါနိ၊
 ဇဟိတွာနကာမာနိ ယထောဓိတာနိ၊ ဧကောစရေခဝ္ဂိသာဏ ကပ္ပေတိ၊
 ပုတ္တဉ္ဇဒါရံပိတရဉ္ဇမာဏံ၊ ခနာနိဉ္ဇာနိ စဗန္ဓဝါနိ၊ ဇဟိတွာနကာမာနိ
 ယထောဓိတာနိ၊ ဧကောစရေ ခဝ္ဂိသာဏ ကပ္ပေဟူ၍၊ အာဟ၊ ဟော
 တော်မူပြီ။ ။

၆၆၆။ သော၊ ဤသုံးဆောင်ခံစားအပ်သော ကာမသည်၊ သင်္ဂေ၊ သတ္တဝါ
 တို့၏ငြိတွယ်ချဖြစ်၏၊ ဧတ္ထ၊ ဤကာမဂုဏ်၌၊ သေချာ၊ ချမ်းသာသောအ
 ဖြစ်သည်၊ ပရိတ္တံ၊ နည်း၏၊ ဧတ္ထ၊ ဤကာမဂုဏ်၌၊ အပ္ပသာဒေါ၊ နည်းသော
 သာယာခြင်းရှိ၏၊ နက္ခံ၊ ဆင်းရဲသည်၊ ဘိယျော၊ များ၏၊ သော၊ ဤကာမ
 ဂုဏ်သည်၊ ဝဇ္ဇေ၊ အိုင်းအနာသံဖြားချိန်နှင့်ထူ၏၊ ဣတိ၊ ဤသို့၊ ဥတွာ၊ ထိ၍၊
 မတိမာ၊ ပညာရှိသောသူသည်၊ ပဟာယ၊ အထုံးစုံသော ကာမဂုဏ်ကို
 စွန့်၍၊ ဧကော၊ တပါးတည်း၊ ခဝ္ဂိသာဏကပ္ပေ၊ ဤမျိုးနှင့်အတူ၊ စရေ၊
 ကျင့်ရာ၏။ (သင်္ဂေ၊ သော၊ ပရိတ္တံ၊ မေတ္တသောချန္တိ၊ ဧတ္ထ၊ သင်္ဂေ၊ သော
 ပရိတ္တံ၊ မေတ္တသောချဟူသောဤပါဠိ၌၊ သင်္ဂေ၊ တိတေဝံ၊ သင်္ဂဟူသောဤ
 အမည်သည် ထည်းကောင်း၊ ဗဒ္ဓိ၊ နှိတေဝံ၊ ဗဒ္ဓိသံဟူသောဤအမည်
 သည်ထည်းကောင်း၊ အာမိသန္တိ တေဝံ၊ အာမိသံဟူသောဤ အမည်သည်
 ထည်းကောင်း၊ ထဂန္တိ တေဝံ၊ ထဂန္တံဟူသောဤ အမည်သည်ထည်း
 ကောင်း၊ ပလိဗောဓေတိ တေဝံ၊ ပလိဗောဓေဟူသောဤ အမည်သည်
 ထည်းကောင်း၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ကာမဂုဏာနံ၊ ကာမဂုဏ်တို့၏၊
 အဓိဝစနံ၊ အမည်ကုန်၊ ပရိတ္တံ၊ မေတ္တသောချန္တိ၊ ပရိတ္တံ၊ မေတ္တသောချဟူ
 သည်ကား၊ မိသစ္စံ၊ မှန်၏၊ သဂံဝတာ၊ မြတ်စွာတရားသည်၊ တေဝစနံ၊ ဤ



စကားကိုရုတ္တံ၊ ဟောတော်မူအပ်ပြီ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကာမဂုဏာ၊
ကာမဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ပဉ္စ၊ ငါးပါးတို့သည်၊
ကတမ၊ အတယ်သည်တို့နည်း၊ စက္ခုပိညေယျာ၊ စက္ခုပိညာဉ်ဖြင့်ထိ
အပ်ကုန်သော၊ ရူပါ ရူပါရုံတို့သည်းကောင်း၊ (ဝေ)၊ ဣဋ္ဌာ၊ အလိုရှိအပ်ကုန်
သော၊ ကန္တာ၊ နှစ်သက်အပ်ကုန်သော၊ မနာပါ၊ နှလုံးကို ပွါးစေတတ်ကုန်
သော၊ ဝိယ ရူပါ၊ ချစ်အပ်သောသဘောရှိကုန်သော၊ ကာမူပသဋ္ဌိတာ၊ ကာမ
နှင့်စပ်ကုန်သော၊ ဇေနိယာ၊ တပ်အပ်ကုန်သော၊ ကာယပိညေယျာ၊ ကာ
ယပိညာဉ်ဖြင့် ထိအပ်ကုန်သော၊ ဗောဇ္ဈဗ္ဗာ၊ ဗောဇ္ဈဗ္ဗာရုံတို့သည်းကောင်း၊
ဣတိဣမေ၊ ဤသည်တို့တည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ကာမဂု
ဏာ၊ ကာမဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ဘိက္ခုဝေ၊ ရဟန်း
တို့၊ ခေါ၊ စင်စစ်၊ ပဉ္စ၊ ငါးပါးကုန်သော၊ ဣမေကာမဂုဏေ၊ ဤကာမဂုဏ်တို့
ကို ပရိတ္တံ၊ စွဲ၍၊ ယံသုခံ၊ အကြင်သုခသည် ထည်းကောင်း၊ ယံသောမနုဿံ၊
အကြင်သောမနုဿသည်ထည်းကောင်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဣဒံ၊ ဤသုခသော
မနုဿကို၊ ကာမသုခံ၊ ကာမသုခဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဇေတံသုခံ၊ ထိုကာ
မသုခသည်၊ အပ္ပကံ၊ သာသာခြင်းကင်း၏၊ ဇေတံသုခံ၊ ထိုကာမသုခသည်၊
ပရိတ္တကံ၊ နည်းငယ်တိုလျှ၏၊ ဇေတံသုခံ ထိုသုခသည်၊ ထောကကံ၊ ငယ်၏၊
ဇေတံသုခံ၊ ဤကာမသုခသည်၊ ဩမကံ၊ ယုတ်၏၊ ဇေတံသုခံ၊ ဤကာမသုခ
သည်၊ ထာမကံ၊ ယုတ်၏၊ ဇေတံသုခံ၊ ဤကာမသုခသည်၊ ဆတုတ္ထံ၊ ဆင်းရဲ
သောသူကိုဆင်းရဲစေတတ်၏၊ ဣတိအယံ၊ ဤသည်ကား၊ သင်္ဂေါဇေသော
ပရိတ္တမေတ္ထသောချန္တိ၊ ပဒဿ၊ သင်္ဂေါဇေသောပရိတ္တမေတ္ထသောချဟူသော
ပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အပ္ပဿာဒေါရုက္ခမေတ္ထ ဘိယျောတိ၊ အပ္ပ
ဿာဒေါရုက္ခမေတ္ထဘိယျောဟူသည်ကား၊ ကာမာ၊ ကာမတို့သည်၊ အပ္ပ
ဿာဒေါ၊ နည်းသောသာယာခြင်းရှိကုန်၏၊ ဗဟုရက္ခာ၊ များသောဆင်းရဲခြင်း
ရှိကုန်၏၊ ဗဟုပါယာသာ၊ များသော ပင်ပန်းခြင်းရှိကုန်၏၊ ဧတ္ထ၊ ဤကာမ
ဂုဏ်နွဲ့အာဒိနဂေါ၊ အပြစ်သည်၊ ဘိယျော၊ များ၏၊ ဣတိ၊ ဤသို့၊ ဘဂဝတာ၊
မြတ်စွာဘုရားသည်၊ ဝုတ္တော၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်
တို့ကို၊ အဋ္ဌိကကံလုပမာ၊ သာယာအပ်သော သဘောမရှိသောကြောင့်
သွေးလိမ်းကျံသော အရိုးဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရား
သည်၊ ဝုတ္တော၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ဝံသပေ
သုပမာ၊ အများနှင့် ဆက်ဆံသောကြောင့် သားကပ်ဥပမာရှိကုန်၏ဟူ၍၊
ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တော၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊

ကာမဂုဏ်တို့ကို၊ တိဏုတ္တုပမာ၊ ပူပန်စေတတ်သော အနက်ကြောင့်မြက်
 မီးရှူးဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟော
 တော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အင်္ဂါ၊ ကာသုပမာ၊ ပြင်းစွာ
 ပူသောင်တတ်သော အနက်ကြောင့်မီးကျိုးတွင်းဥပမာရှိကုန်၏ဟူ၍၊ ဘဂ
 ဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမ
 ဂုဏ်တို့ကို၊ သုပိနကုပမာ၊ အချည်းနှီးယင်တတ်သော အနက်ကြောင့်အိမ်
 မက်ဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟော
 တော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ယာဝိတကုပမာ၊ မမြဲသော
 သဘောအနက်ကြောင့်ချေးငှါးသောဥစ္စာဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊
 မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်
 တို့ကို၊ ရုက္ခပလ္လပမာ၊ ချိုးပဲ့ပျက်ဆီးအပ်သော အနက်ကြောင့်အဝစီးရှိသော
 သစ်ပင်ဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟော
 တော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အသိသုနုပမာ၊ စင်းခုတ်
 အပ်သော အနက်ကြောင့် စင်းတီထုံး ဥပမာ ရှိကုန်၏ဟူ၍၊ ဘဂဝတာ၊
 မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့
 ကို၊ သတ္တိသုလူပမာ၊ ထိုးဖောက်တတ်သော အနက်ကြောင့် ထုံတံအောင်ဥပ
 မာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တဒ၊ ဟောတော်မူအပ်
 ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ သပ္ပဝိဂ္ဂပမာ၊ ကြောက်မက်သွံ့ယံရှိသော
 အနက်ကြောင့်မြွေဦးခေါင်းဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရား
 သည်၊ ဝုတ္တဒ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမတို့သည်၊ ဗဟုဒုက္ခာ၊
 များသောဆင်းရဲရှိကုန်၏၊ ဗဟုပါယာသာ၊ များသောပင်ပန်းခြင်း ရှိကုန်၏၊
 ဧတ္ထ ဤကာမဂုဏ်၌၊ အာဒိနဝေါ၊ မပြစ်သည်၊ တိယျော၊ များ၏၊ ဣတိအယံ၊
 ဤသည်ကား၊ အပ္ပသာဒေါဒုက္ခမေတ္ထတိယျောတိပဒဿ၊ အပ္ပသာဒေါဒုက္ခ
 မေတ္ထတိယျောဟူသောပုဒ်၏၊ အတ္ထော၊ အနက်သည်၊ ဂဇ္ဇောဧသော၊ ဣတိ
 ဥတွာမတိမာတိဧတ္ထ၊ ဂဇ္ဇောဧသော ဣတိဥတွာမတိမာဟူသော ဤပါဌ်၌၊
 ဂဇ္ဇောတိတေဝါ၊ ဂဇ္ဇဟူသောဤအမည်သည်လည်းကောင်း၊ ဗဒ္ဓိသန္တိတေ
 ဝါ၊ ဗဒ္ဓိသံဟူသော ဤအမည်သည်လည်းကောင်း၊ အာပိသန္တိတေဝါ၊ အာ
 ပိသံဟူသောဤအမည်သည် လည်းကောင်း၊ လဂနန္တိတေဝါ၊ လဂနံဟူ
 သောဤအမည်သည်လည်းကောင်း၊ ဗန္ဓနန္တိတေဝါ၊ ဗန္ဓနံဟူသောဤအမည်
 သည်လည်းကောင်း၊ ပလိဗောဓောတိတေဝါ၊ ပလိဗောဓဟူသောဤအမည်
 သည်လည်းကောင်း၊ ပဗ္ဗန္တိ၊ ငါးပါးကုန်သော၊ ကာမဂုဏာဒနံ၊ ကာမဂုဏ်တို့၏

အဝိဝစနံ၊ အမညံတည်း။ ဣတိတိ၊ ဣတိဟု သည်ကား၊ ဣတိတိတေံ၊ ဣတိ
 ဟုသောဤပုန်သည်။ ပဒသန္တိ ပုန်စပ်ခြင်းတည်း။ ပဒသံသဂ္ဂေါ၊ ပုန်၏ရော
 နှက်ခြင်းတည်း။ ပဒပါရိပုရိ၊ ပုန်၏ပြည့်ခြင်းတည်း။ အက္ခရသမဝါယော၊
 အက္ခရာ၏ညီညွတ်ခြင်းတည်း။ ဗျဗ္ဗနသိလိဋ္ဌတာ၊ သဒ္ဓါ၏ ပြေပြစ်သောအ
 ဖြစ်တည်း။ ပဒါနုပုဗ္ဗတာ၊ ပုန်သို့အစဉ်လိုက်သော ဖြစ်ခြင်းတည်း။ မတိမာ
 တိ၊ မတိမာဟုသည်ကား။ ပဗ္ဗတိတော၊ ချမ်းသာခြင်းကြောင့် မကြွမတက်
 သောပညာရှိသော၊ ပညဝါ၊ ပစ္စုပ္ပန်သံသရာ အကျိုးနှစ်ပါးကို စည်းဘူး
 တတ်သောပညာရှိသော၊ ဗုဒ္ဓိမာ၊ မိမိအကျိုးသူဘဝါးအကျိုး၌မတုန်မထွပ်
 သောပညာရှိသော၊ ဉာဏီ၊ နက်နဲသိမ်မွေ့သော အကျိုး၌ အမြဲသက်ဝင်
 သောပညာရှိသော၊ ဝိဘာဝီ၊ ခဲခက်သော ဖုံးထွပ်ခြင်းရှိသော အကျိုးအ
 နက်၌တွန်ပတတ်သော ပညာရှိသော၊ မေဝေဝီ၊ တာဝာခြင်း ထိုးထွင်း၍
 သိသောပညာရှိသောသူသည်။ ဂဇ္ဇောဇေသော ဣတိဥတွာမတိမာတိ၊ ဂဇ္ဇော
 ဇေသောဣ ဥတွာမတိ မာဟု သည်ကား။ မတိမာ၊ ပညာရှိသော သူသည်။
 ဇေသော၊ ဤကာမဂုဏ်သည်။ ဂဇ္ဇောတိ၊ အိုင်အမာနှင့်တူ၏ဟူ၍၊ ဥတွာ၊ သိ
 ၍၊ ဗန္ဓုသန္တိ၊ သံဖြားချုပ်နှင့်တူ၏ဟူ၍၊ ဥတွာ၊ သိ၍၊ အာမိသန္တိ၊ အာမိသနှင့်
 တူ၏ဟု၊ ဥတွာ၊ သိ၍၊ လဂနန္တိ၊ ငြိတတ်သောဝတ္ထုဟု၊ ဥတွာ၊ သိ၍၊ ဗန္ဓုနန္တိ၊
 နောင်ဖွဲ့ဘတ်၏ဟု၊ ဥတွာ၊ သိ၍၊ ပထပောဓေတိ၊ နှိပ်စက်တတ်၏ဟု၊ ဥ
 တွာ၊ သိ၍၊ ဇာနံတွာ၊ သိ၍၊ တုယယိတွာ၊ နှိုင်းချိန်၍၊ တိရယိတွာ၊ စုံစမ်း၍၊
 ဝိဘာဝယိတွာ၊ ပွားစေ၍၊ ဝိဘုတံ၊ ထင်သည်ကို၊ ကတွာ၊ ပြု၍၊ ဣတိအ
 ယံ၊ ဤသည်ကား။ ဂဇ္ဇောဇေသော ဣတိဥတွာမတိ မာတိပဒသာ၊ ဂဇ္ဇော
 ဇေသောဣတိဥတွာမတိမာဟုသောပုန်၏၊ အတ္ထော၊ အနက်တည်း။ ဧကော၊
 တယောက်တည်း။ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊
 တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင် ပစ္စေကသမ္ပုဒ္ဓါသည်။
 သင်္ဂီ၊ ဇေသောပရိတ္တ မေတ္ထသောချ၊ အပ္ပဿာဒေါ ဒုက္ခမေတ္ထဘိယေျာ၊
 ဂဇ္ဇောဇေသော ဣတိဥတွာမတိမာ၊ ဧကောစရေခဂ္ဂဝိသာဏ ကပ္ပေါတိ၊
 သင်္ဂီ၊ ဇေသော ပရိတ္တမေတ္ထသောချ၊ အပ္ပဿာဒေါ ဒုက္ခမေတ္ထဘိယေျာ၊
 ဂဇ္ဇောဇေသောဣတိ ဥတွာမတိမာ၊ ဧကောစရေခဂ္ဂဝိသာဏ ကပ္ပေါဟူ၍၊
 အာဘ၊ ဟောတော်မူပြီ။

၀၀

သတိဗ္ဗုစာရီ၊ ရေ၌ငါးသည်၊ ဇာလံ၊ ကွန်သက်ကို၊ ဇောတွာ၊ ဆုပ်ဖြတ်
 ၍၊ ဂစ္ဆတိ၊ သွားသကဲ့သို့၊ သညောဇနာနု၊ သံယောဇဉ်တို့ကို၊ သန္ဓာလပဟိ
 တွာနု၊ အကြွင်းမဲ့ ဖျက်ဆီး၍၊ အပ္ပိ၊ မီးသည်၊ ဒဗ္ဗံ၊ ထောင်ရာ အရပ်သို့၊ နနိ

ဝတ္ထုတိဇ္ဇဝ၊ ပြန်၍မထောင်သကဲ့သို့၊ နမံ ဟိလေသာဟူသော ဘိးလောင်ရာ
 ဖြစ်သောကာမဂုဏ်သို့၊ အနိဝတ္ထမာနော၊ မပြန်မလည်မှ၍၊ ကောဝ၊ တပါး
 တည်း၊ ဝတ္ထုတိသာကသုတ္တံ၊ ကြံချိနှင့်အကျစေရ၊ ကျင့်ရာ၏။ သန္ဓာလ
 ယိတွာနသညောဇနာနိတိ၊ သန္ဓာလယိတွာန သညောဇနာနိ ဟူသည်ကား၊
 သညောဇနာနိ၊ သံယောဇဉ်တို့သည်၊ ကာမရာဂသညောဇနံ၊ ကာမရာဂသံ
 ယောဇဉ်၎င်း၊ ပဋိစသညောဇနံ၊ ပဋိစသံယောဇဉ် ထည်းကောင်း၊ မာန
 သညောဇနံ၊ မာနသံယောဇဉ်၎င်း၊ ဝိဗ္ဗိသညောဇနံ၊ ဝိဗ္ဗိသံယောဇဉ် ထည်း
 ကောင်း၊ ဝိစိကိစ္ဆာသညောဇနံ၊ ဝိစိကိစ္ဆာသံယောဇဉ် ထည်းကောင်း၊
 သီလဗ္ဗတပရာမာသသညောဇနံ၊ သီလဗ္ဗတပရာမာသသံယောဇဉ်ထည်း
 ကောင်း၊ ဘဝရာဂသညောဇနံ၊ ဘဝရာဂသံယောဇဉ် ထည်းကောင်း၊
 ဣဿာသညောဇနံ၊ ဣဿာသံယောဇဉ်ထည်းကောင်း၊ မစ္ဆရိယသညောဇ
 နံ၊ မစ္ဆရိယသံယောဇဉ် ထည်းကောင်း၊ အဝိဇ္ဇာသညောဇနံ၊ အဝိဇ္ဇာသံယော
 ဇဉ်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒသ၊ ဆယ်ပါးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်
 ၏၊ သန္ဓာလယိတွာနသညော ဇနာနိတိ၊ သန္ဓာလယိတွာန သညောဇနာနိ
 ဟူသည်ကား၊ ဒသ၊ ဆယ်ပါးကုန်သော သညောဇနာနိ၊ သံယောဇဉ်တို့ကို။
 ဒါယယိတွာ၊ ပျက်ဆီး၍၊ သန္ဓာလယိတွာ၊ အကြွင်းမဲ့ပျက်ဆီး၍၊ ယဟိတွာ၊
 ပယ်စွန့်၍၊ ဝိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊
 အနဘာဝံ၊ တဘန်မဖြစ်ခြင်းသို့၊ ဝမေတွာ၊ ရောက်စေ၍၊ ဣတိအယံ၊ ဤ
 သည်ကား၊ သန္ဓာလယိတွာနသညောဇနာနိတိပဒသ၊ သန္ဓာလယိတွာနသ
 ညောဇနာနိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဇာလံဝဘေတွာသလိ
 ထမ္ပုစာရိတိတ္ထေ၊ ဇာလံဝဘေတွာသလိထမ္ပုစာရိဟူသောဤပါဌ်၌၊ သုတ္တ
 ဇာလံ၊ ချည်တွန့်ရက်ကို၊ ဇာလံ၊ ဇာလဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ဥဒကံ၊
 ရေကို၊ သလိထံ၊ သလိထဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ မစ္ဆော၊ ငါးကို၊ အမ္ပုစာရိ၊
 အမ္ပုစာရိဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ဇာလံ၊ ကွန်ယက်ကို၊ တိန္ဒိတွာ၊ ပျက်၍၊
 ပတိန္ဒိတွာ၊ အပြားအားဖြင့်ပျက်၍၊ ဝါယယိတွာ၊ ဆုတ်၍၊ ပဒါယယိတွာ၊ အ
 ပြားအားဖြင့်ဆုတ်၍၊ သမ္ပဒါယယိတွာ၊ ကောင်းစွာဆုတ်၍၊ စရတိဇ္ဇဝ၊ သွား
 သကဲ့သို့၊ ဝိဟရတိဇ္ဇဝံ၊ နေသကဲ့သို့၊ ဣရိယတိဇ္ဇဝ၊ ဣရိယသပုတ်ကိုဖြစ်စေ
 သကဲ့သို့၊ ဝတ္ထုတိဇ္ဇဝ၊ လည်သကဲ့သို့၊ ပါလေတိဇ္ဇဝ၊ စောင့်သကဲ့သို့၊ ယပေ
 တိဇ္ဇဝ၊ မျှသကဲ့သို့၊ ယာပေတိဇ္ဇဝ၊ မျှစေသကဲ့သို့၊ ဧပမေဝံ၊ ဤအတို၊ ဇာ
 လာ၊ ကွန်ယက်တို့သည်၊ တဏှာဇာထဉ္စ၊ တဏှာတည်းဟူသော ကွန်ယက်
 ထည်းကောင်း၊ ဝိဗ္ဗိဇာသဉ္စ၊ ဝိဗ္ဗိဇာသဉ္စတည်း ဟူသော ကွန်ယက် ၎င်း။

ဣတိ၊ ဤသို့၊ နှစ်ပါးတို့သည်၊ ဣဟာန္တိ၊ မြင်ကုန်၏၊ (ပ) ဣဒံ၊ ဤသည်ကား၊
 တဏှာဇာတံ၊ တဏှာဟူသော ကွန်ယက်မည်၏၊ (ပ) ဣဒံ၊ ဤသည်ကား၊
 ဒိဋ္ဌိဇာတံ၊ မိစ္ဆာဒိဋ္ဌိဟူသော ကွန်ယက်မည်၏၊ တဿပစ္စေကသမ္ပုဒ္ဓါယ၊ ထို
 အရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ တဏှာဇာတံ၊ တဏှာဟူသော ကွန်ယက်ကို၊
 ပတိနံ၊ ပယ်အပ်ပြီ၊ ဒိဋ္ဌိဇာတံ၊ ဒိဋ္ဌိဟူသော ကွန်ယက်ကို၊ ပရိနိသေဋ္ဌံ၊ စွန့်
 အပ်ပြီး၊ တဏှာဇာတံ၊ တဏှာဟူသော ကွန်ယက်ကို၊ ပတိနတ္ထာ၊ ပယ်အပ်
 ပြီးသည်၏အဖြစ်ကြောင့်၊ ဒိဋ္ဌိဇာတံ၊ မိစ္ဆာဒိဋ္ဌိဟူသော ကွန်ယက်ကို၊ ပရိ
 နိသေဋ္ဌာ၊ စွန့်အပ်သည်၏ အဖြစ်ကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအ
 ရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ရှုပ၊ ရှုပါရုံနှင့်၊ နသဇ္ဇတိ၊ မကပ်ပြီ၊ သန္ဓေသန္ဓိရုံနှင့်၊
 နသဇ္ဇတိ၊ မကပ်ပြီ၊ ဝန္ဓေ၊ ဝန္ဓောရုံနှင့်၊ နသဇ္ဇတိ၊ မကပ်ပြီ၊ (ပ) ဒိဋ္ဌိယုတရတဝိ
 ဉာတဗ္ဗေသု၊ မြင်အပ်ကြားအပ်တွေ့အပ် သိအပ်ကုန်သော၊ ဓမ္မေသု၊ အာရုံ
 တရား၌၊ နသဇ္ဇတိ၊ မကပ်ပြီ၊ နဝတ္တတိ၊ မယူ၊ နဗန္ဓတိ၊ မဖွဲ့၊ နပလိဗန္ဓတိ၊
 မနှိပ်စက်၊ နိက္ခန္ဓော၊ ထွက်၏၊ နိဿေဇော၊ စွန့်၏၊ ဝိပ္ပရက္ခော၊ လွတ်၏၊ ဝိသ
 ဉ္ဇန္တော၊ မယှဉ်၊ ဝိပရိယာဒိကာတေန၊ အပိုင်းအခြားကင်းသော၊ စေတသော၊
 စိတ်ဖြင့်၊ ဝိဟရတိ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ ဇာတံဝတေတွာသလိ
 လမ္ပုစာဒိတိ၊ ဝဒဿ၊ ဇာတံဝတေတွာ သလိသမ္ပုစာဒိဟူသောပုဒ်၏၊ အ
 ဣတ္ထော၊ အနက်တည်း၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောတိ၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ
 မာနောဟူသည်ကား၊ အဂ္ဂိဝိသေသံ၊ တိထကဋ္ဌုပါဒါနံ၊ မြက်ထင်းဟူသော
 ဝိးစာကို၊ ဒဘန္ဓော၊ လောင်ထွက်၊ ဝတ္တတိ၊ သွား၏၊ အနိဝတ္တန္တောယထော၊
 လောင်ရာသို့ တာဘန်ပြန်၍ မလောင်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊
 တဿပစ္စေကသမ္ပုဒ္ဓါယ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သောတာပတ္တိ
 မဂ္ဂေန၊ သောတာပတ္တိမဂ်ဖြင့်၊ ယေကိယေသာ၊ အကြင်ကိယေသာတို့ကို၊
 ပတိနံ၊ ပယ်အပ်ကုန်ပြီ၊ တေကိယေသေ၊ ထိုကိယေသာတို့ကို၊ နုပုနေတိ၊
 တာဘန်မရောက်စေ၊ နပစ္စေတိ၊ တာဘန်မကပ်စေ၊ နပစ္စာဝတ္တတိ၊ တာဘန်မလော၊
 သကဒါဂါမိမဂ္ဂေန၊ သကဒါဂါမိမဂ်ဖြင့်၊ အနုဂါမိမဂ္ဂေန၊ အနုဂါမိမဂ်
 ဖြင့်၊ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်၊ ယေကိယေသာ၊ အကြင်ကိယေ
 သာတို့ကို၊ ပတိနံ၊ ပယ်အပ်ကုန်ပြီ၊ တေကိယေသေ၊ ထိုကိယေသာတို့ကို၊
 နုပုနေတိ၊ မရောက်စေ၊ နပစ္စေတိ၊ တာဘန်မကပ်စေ၊ နပစ္စာဝတ္တတိ၊ တာဘန်
 မလော၊ ဣတိအယံ၊ ဤသည်ကား၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောတိပဒဿ၊
 အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောဟူသောပုဒ်၏၊ အဣတ္ထော၊ အနက်တည်း၊ ဧကော၊
 တပါးတည်း၊ ဝဂ္ဂပိဿ၊ ထံကပွေ၊ ငြိမ်ချိန်အတူ၊ စရေ၊ တချင့်ရာ၏၊ တေဒံ၊

☰

ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သန္ဓာလ
ယိတွာနသညောဇနာနိဇာလံဝဘေတွာသလိယမ္ပုစာရီအဂ္ဂိပဒဏံအနိဝတ္တ
မာနောဇကောစရေခဝ်ပိသာဏကပ္ပေတိ၊ သန္ဓာလယိတွာနသညောဇနာနိ
ဇာလံဝဘေတွာ သလိယမ္ပုစာရီ အဂ္ဂိပဒဏံ အနိဝတ္တမာနော ဇကောစရေ
ခဝ်ပိသာဏကပ္ပေဟူ၍၊ အာဟ၊ ဟောတော်မူပြီ။

ဩက္ခိတ္တစက္ခု၊ အောက်သို့ချသောမျက်လွှာရှိသည်ထည်းကောင်း၊ နုစ
ပါဒလောလော၊ ချေလျှော်မပေါ်သည်ထည်းကောင်း၊ ဂုတ္တိန္ဒြိယော၊ ထုံမြို့စွာ
စောင့်ရှောက်အပ်သောစက္ခု၊ ကြွင်းသောဗျူဟာရှိသည် ထည်းကောင်း၊
ရက္ခိတမာနသာနော၊ စောင့် အပ်ပြီးသောစိတ်ရှိသည်ထည်းကောင်း၊ အနဝ
ဿုဘော၊ ရာဂဖြင့်မစွတ်သည်ထည်းကောင်း၊ အပရိဒယာမာနော၊ ဒေါသဖြင့်
မလောင်သည်ထည်းကောင်း၊ ဟုတွာ၊ ဖြစ်၍၊ ဇကော၊ တပါးတည်း၊ ခဝ်ပိ
သာဏကပ္ပေ၊ ကြံ့ချိုနှင့်အတူ စရေ၊ ကျင့်ရာ၏။ ဩက္ခိတ္တစက္ခုနုစပါဒ
လောလောတိ၊ ဩက္ခိတ္တစက္ခုနုစပါဒ လောလောဟူသည်ကား၊ ကထံ၊
အဘယ်သို့၊ ခိတ္တစက္ခု၊ ဖျံလွင့်သောမျက်စိရှိသည်၊ ဟောတိ၊ ဖြစ်သနည်း၊
ဣဝ၊ ဤသာသနာတော်၌၊ ကိတ္တု၊ ရဟန်းသည်၊ စက္ခုလောလိယေန၊ လျှော်ပေါ်
သောမျက်စိနှင့်၊ သမန္နာဂဘော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ အဒိဋ္ဌံ၊ မမြင်
ဘူးသော ရူပါရုံ၊ ဒက္ခိတဗ္ဗံ၊ ရှုခြင်းငှါသင့်၏၊ ဒိဋ္ဌံ၊ မြင်ပြီးသော ရူပါရုံကို၊
ထမတိတ္ထိဒိတဗ္ဗံ၊ လွန်ခြင်းငှါသင့်၏၊ ဣတိမနသိကရိတွာ၊ ဤနှလုံးသွင်း
၍၊ အာရာမေန၊ ပန်အရံမှ၊ အာရာမံ၊ သစ်သီးအရံသို့၊ ဥယျာနေန၊ သစ်သီး
ဥယျာဉ်မှ၊ ဥယျာနံ၊ ပန်းဥယျာဉ်သို့၊ ဂါမေန၊ တရွာမှ၊ ဂါမံ၊ တရွာသို့၊ နိဂမေန၊
တနိဂုံးမှ၊ နိဂမံ၊ တဂုံးသို့၊ နဂဓေန၊ တမြို့မှ၊ နဂရံ၊ တမြို့သို့၊ ရဋ္ဌေန၊ တတိုင်း
မှ၊ ရဋ္ဌံ၊ တတိုင်းသို့၊ ဇနပဒေန၊ ဇနပုဒ်တခုမှ၊ ဇနပဒံ၊ ဇနပုဒ်တခုသို့၊ ဒိဃစာ
ရိကံ၊ ရှည်စွာသောသွားခြင်းကို၊ အနိဝတ္တစာရိကံ၊ မရပ်မတည်သော သွား
ခြင်းကို၊ ရူပဒသာနာယ၊ ရူပါရုံကိုမြင်ခြင်းငှါ၊ အနုယုက္ခော၊ အဘန်တလဲ
လဲယှဉ် သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊ ဝိတ္တစက္ခုနာ၊ ဖျံလွင့်သောမျက်စိ
ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အထဝါ၊ တနည်းကား၊ အန္တရစာရံ၊ ရွာတွင်းသို့၊
ပဝိဋ္ဌော၊ ဝင်သည်ဖြစ်၍၊ ဝိထိပဋိပန္နော၊ ခရီးသို့သွားသည်ဖြစ်၍၊ အသံဝ
တော၊ မစောင့်ရှောက်တဲ့ထွက်၊ ဂစ္ဆတိ၊ သွား၏၊ ဟတ္ထိံ၊ ဆင်ကို၊ ဩလော
ကေန္တော၊ ဩည့်ထွက်၊ အသံ၊ မြင်းကို၊ ဩလောကေန္တော၊ ဩည့်ထွက်၊
ရထံ၊ ရထားကို၊ ဩလောကေန္တော၊ ဩည့်ထွက်၊ ပတ္တိံ၊ ခြေသည်ကို၊
ဩလောကေန္တော၊ ဩည့်ထွက်၊ ကုမာရကော၊ သတို့သားတို့ကို၊ ဩလော

ကောဇ္ဇော၊ ကြည့်လျက်၊ ကုမာရိကာယော၊ သင်္ဂဟသီလဝိပဿနာ၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ ဣတ္ထိယော၊ မိန်းမတို့ကို၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ ပုဂ္ဂိုလ်ချင်းသင်္ဂဟသီလဝိပဿနာ၊ ကြည့်လျက်၊ အန္တရာပဏံ၊ အိပ်ချေးကို၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ အရေခါနီ၊ အိပ်ထံခါးဦးတို့ကို၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ ဥဒ္ဓံ၊ အထက်သို့၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ အဝေ၊ အောက်သို့၊ ကြည့်လျက်၊ ကောဇ္ဇော၊ ကြည့်လျက်၊ ဒိဿာဒိသံ၊ ထိုမှဤမှအရပ်သို့၊ ပေက္ခမာနော၊ ရှုလျက်၊ ဂစ္ဆတိ သွား၏၊ ဝေဝိ၊ ဤသို့လည်း။ ဝိတ္တစက္ခု၊ ပျံ့ထွင်သောမျက်စိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အထဝါ၊ တနည်းကား၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်၊ ရူပံ၊ ရူပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ ဝိမိတ္တဂ္ဂါဟိ၊ မိန်းမယောကျာ်းစသော ဝိမိတ်ကို ဆန္ဒရာဂအားဖြင့် ယူထွေရှိသည်။ အနုဗျဉ္ဇနဂ္ဂါဟိ၊ ထက်မြစ်စသော အသွင်အပြင်ကို ယူထွေရှိသည်။ ဟောတိ၊ ဖြစ်၏၊ ယတွာမိကရဏံ၊ အကြင်စက္ခုဖြင့်ကို မစောင့်ခြင်းကြောင့်၊ စက္ခုနိဗ္ဗိယံ၊ စက္ခုဖြင့်ကို၊ အသံဝုတံ၊ မစောင့်သည် ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ နေ၊ ထိုရဟန်းကို၊ အဘိဇ္ဈာဒေါမနုဿာ၊ အလွန် လိုချင်ခြင်းနှင့် ဆုံးမသော ယောခြင်း ဟုဆိုအပ်ကုန်သော၊ ဝါပကာ၊ ယုတ်မာ ကုန်သော၊ အကုသလံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်။ အန္ဓာသဝေယျံ၊ အဘန်တလဲလဲ နှိပ်စက်ကုန်ရာ၏၊ စသေ၊ ထိုစက္ခုဖြင့်ကို၊ သံဝရာယ၊ စောင့်စည်းခြင်း၌၊ နပဗ္ဗိဝဇ္ဇတိ၊ မကျင့်၊ စက္ခုနိဗ္ဗိယံ စက္ခုဖြင့်ကို၊ နရက္ခတိ၊ မစောင့်၊ စက္ခုနိဗ္ဗိယံ၊ စက္ခုဖြင့်ကို၊ သံဝရံ၊ စောင့်စည်းခြင်း သို့၊ နစအာပဇ္ဇတိ၊ မရောက်၊ ဝေဝိ၊ ဤသို့လည်း။ ဝိတ္တစက္ခု၊ ပျံ့ထွင်သောမျက်စိရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပန၊ ထိုမှတပါး၊ ဧကော၊ အချို့ကုန်သော၊ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊ ယထာယေသမဏာဗြာဟ္မဏာ၊ အကြင်ရဟန်းပုဂ္ဂိုလ်တို့သည်။ သဒ္ဓါဒေယျာနိ၊ ယုံကြည်၍ လှူအပ်ကုန်သော၊ ဘောဇ္ဇောနိ၊ ဘောဇ္ဇောတို့ကို၊ ဘုဒ္ဓိတွာဘုဒ္ဓိနိ၊ စားကုန်၏၊ ဘုဒ္ဓိတွာ၊ စားကုန်၍၊ ကောသမဏာဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ ဝေရူပံ၊ ဤသို့သဘောရှိသော၊ ဝိသုကဒဿနံ၊ သာသနာတော်၏ ငြောင့်တံကရင်သ ဖွယ်ဖြစ်သော ကြည့်ရှုခြင်းကို၊ အနုယုတ္တာ၊ အဘန်တလဲလဲ ဟူ၍ ကုန်လျက်၊ ဝိဟရန္တိ၊ နေကုန်၏၊ ဣဒံဝိသုကဒဿနံ၊ ဤသာသနာတော်၏ ငြောင့်တံကရင်အတွယ် ဖြစ်သော ကြည့်ခြင်းသည်။ ဘေယျထာကတမံ၊ အထက်နည်း၊ နစ္စံ၊ ကခြင်းလည်းကောင်း၊ ဝိတံ၊ သိခြင်းလည်းကောင်း၊ ဝါဒိသံ၊ တိုးမှုတ်ခြင်းလည်းကောင်း၊ ပေက္ခံ၊ ကခြေသတင်တို့ကြည့်ခြင်းလည်းကောင်း၊ အက္ခာနံ၊ ဘာ

ရတညီနေ့ခင်းကိုပြောဟောခြင်း ထည်းကောင်း။ ပါဏိယသင်္ချာ၊ ကြေးနင်းတီး
 ခြင်းထည်းကောင်း၊ ဝေတာဋ္ဌာန်၊ ခွက်ခွင်းတီးခြင်းထည်းကောင်း၊ ကုမ္ဘာတို
 ကံ၊ ဒရိုးစည်တီးခြင်း ထည်းကောင်း၊ သောဘာဏကရေကံ၊ တင့်တယ်စွာ
 ပြုခြင်းထည်းကောင်း၊ စဏ္ဍာလံ၊ ထန်ရွက်ဖြင့်စားခြင်းထည်းကောင်း၊
 ဝိသံ၊ ငြိမ့်မှတ်ခြင်းထည်းကောင်း၊ ခေတနံ၊ အရိုးဆေးကစားခြင်း ထည်း
 ကောင်း၊ ဟတ္ထိယုဒ္ဓံ၊ ဆင်တိုက်ခြင်း ထည်းကောင်း၊ အသေယုဒ္ဓံ၊ မြင်း
 တိုက်ခြင်း ထည်းကောင်း၊ မဟိံသယုဒ္ဓံ၊ ကျွဲတိုက်ခြင်း ထည်းကောင်း၊
 ဥသဘယုဒ္ဓံ၊ ဥသဘတိုက်ခြင်းထည်းကောင်း၊ အဇယုဒ္ဓံ၊ ဆိတ်မြန်မာတိုက်
 ခြင်းထည်းကောင်း၊ မေဏ္ဍယုဒ္ဓံ၊ ဆိတ်ကုသားတိုက်ခြင်း ထည်းကောင်း၊
 ကုတ္တုဒ္ဓံ၊ ကြက်တိုက်ခြင်း ထည်းကောင်း၊ ဝဇ္ဇကယုဒ္ဓံ၊ ဝံ့တိုက်
 ခြင်းထည်းကောင်း၊ ဒဏ္ဍယုဒ္ဓံ၊ လှံတံခတ်ခြင်း ထည်းကောင်း၊ ရဋ္ဌိယုဒ္ဓံ၊
 လက်ငွေ့တိုက်ခြင်းထည်းကောင်း၊ နိဗ္ဗုဒ္ဓံ၊ နဘန်းလုံးခြင်းထည်းကောင်း၊
 ဥယျာဓိကံ၊ စစ်တိုက်ခြင်းထည်းကောင်း၊ ဗလတ္တံ၊ ဗိုလ်ကိုရေတွက်ခြင်း
 ထည်းကောင်း၊ ဝေသနာဗျူဟံ၊ စစ်ဆင်ခြင်းထည်းကောင်း၊ အနိကဒဿနံ၊
 ဆင်စီးခြင်းစီးတို့ကိုကြည့်ခြင်းထည်းကောင်း၊ ဣတိဝါအယံ၊ ဤသည်ပင်
 တည်း၊ ဣတိ၊ ဤသို့၊ ဝေရူပံ၊ ဤသို့သဘောရှိသော၊ ဝိသုကဒဿနံ၊ သာသ
 နာတော်၏၊ ငြောင့်တကျင်သာထွယ်ဖြစ်သောကြည့်ရှုခြင်းကို၊ အနုယုတ္တော၊
 အဘန်တလဲလဲယှဉ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝေပိ၊ ဤသို့ထည်း၊ နိတ္တစက္ခု၊
 ယုံလွန်သောမျက်စိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကထံ၊ အဘယ်သို့လျှင်၊ ဩ
 ကိတ္တစက္ခု၊ အောက်သို့ချသောမျက်စွာရှိသည်၊ ဟောတိ၊ ဖြစ်သနည်း၊
 ဣဓ၊ ဤသာသနာတော်နှ့်တိက္ခု၊ ချာနံသည်၊ စက္ခုလောလိယေန၊ လှုပ်ပေါ်
 သောမျက်စိနှင့်၊ သမန္နာဝတော၊ ပြည့်စုံသည်၊ နဟောတိ၊ မဖြစ်၊ အဒိဋ္ဌံ၊
 မဖြစ်ဘူးသေးသောရူပါရုံကို၊ ဒက္ခိတဗ္ဗံ၊ ရှုခြင်းငှါသင့်၏၊ ဒိဋ္ဌံ၊ မြင်ပြီးသော
 ရူပါရုံကို၊ သမတိတ္တမိသဗ္ဗံ၊ လွန်ခြင်းငှါသင့်၏၊ ဣတိမနသိကရိတွာ၊ ဤသို့
 နှလုံးသွင်း၍၊ အာရာမေန၊ သစ်သီးအရံမှ၊ အာရာမံ၊ ပန်းအရံကို၊ ရူပဒဿ
 နာယ၊ ရူပါရုံကို ကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲယှဉ်သည်၊
 နဟောတိ၊ မဖြစ်၊ ဥယျာဓနန၊ သစ်သီးဥယျာဉ်မှ၊ ဥယျာနံ၊ ပန်းဥယျာဉ်သို့၊
 ရူပဒဿနာယ၊ ရူပါရုံကို ကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲ
 ယှဉ်သည်၊ နဟောတိ၊ မဖြစ်၊ ဝါမေန၊ တရွာမှ၊ ဝါမံ၊ တရွာသို့၊ ရူပဒဿနာ
 ယ၊ ရူပါရုံကို ကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲယှဉ်သည်၊
 နဟောတိ၊ မဖြစ်၊ နိဝမေန၊ တနိဂုံးမှ၊ နိဝမံ၊ တနိဂုံးသို့၊ ရူပဒဿနာယ၊ ရူပါ

ရုံကိုကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲဟေဉ်သည်။ ဟောတိ၊
 ဖြစ်၏။ ရှေ့နာတတိုင်းမှ၊ ရဋ္ဌံ၊ တတိုင်းသို့၊ ရူပဒဿနာယ၊ ရူပါရုံကို
 ကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲဟေဉ်သည်။ နဟောတိ၊ မဖြစ်၊
 ဇနပဒေန၊ ဇနပုန်တရမှ၊ ဇနပဒံ၊ ဇနပုန်တရသို့၊ ရူပဒဿနာယ၊ ရူပါရုံကို
 ကြည့်ရှုခြင်းငှါ၊ အနုယုတ္တော၊ အဘန်တလဲလဲဟေဉ်သည်။ နဟောတိ၊ မဖြစ်၊
 ဒိဗာစာရိကံ၊ ရှည်စွာသောသွားခြင်းကို၊ အနိဝတ္တစာရိကံ၊ မရပ်မတည်
 သောသွားခြင်းကို၊ ရူပဒဿနာယ၊ ရူပါရုံကိုကြည့်ခြင်းငှါ၊ အနုယုတ္တော၊
 အဘန်တလဲလဲဟေဉ်သည်။ နဟောတိ၊ မဖြစ်၊ ဝေဝိ၊ ဤသို့ထည်း၊ ဩက္ခိတ္တ
 စက္ခု၊ အောက်သို့ချသောမျက်စိရှိသည်။ ဟောတိ၊ ဖြစ်၏။ အထဝါ၊ တနည်း
 ကား၊ ဘိက္ခု၊ ရဟန်းသည်။ အန္တရဗာစရံ၊ ရွာတွင်းသို့၊ ပဝိဇ္ဇော၊ ဝင်သည်ဖြစ်
 ၍၊ ဝိတိံ၊ ပရိပဇ္ဇော၊ ခရီးသို့သွားသည်ဖြစ်၍၊ သံဂုဏော၊ စောင့်ရှောက်ထုတ်၊
 ဝိန္တတိ၊ သွား၏၊ ပာဏ္ဍိံ၊ ဆင်ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ အသဟံ၊
 မြင်းကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ ရထံ၊ ရထားကို၊ နုဩဇောကော
 ကောန္တော၊ မကြည့်မူ၍၊ ပတ္တိံ၊ မြေသည်ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊
 ကုမာရကောသတိံ၊ သားတို့ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ ကုမာရိ
 ကာယော၊ သတိံ၊ သွားတို့ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ ဣတ္ထိယော၊
 မိန်းမတို့ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ ဝုရိယော၊ ယောက်ျားတို့
 ကို၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ အန္တရပဏံ၊ အိပ်ဈေးကို၊ နုဩ
 ဇောကောန္တော၊ မကြည့်မူ၍၊ စာရေခါနီ၊ အိပ်တံခါးတို့ကို၊ နုဩ
 ဇောကောန္တော၊ မကြည့်မူ၍၊ ဥဒ္ဓံ၊ အထက်သို့၊ နုဩဇောကောန္တော၊ မကြည့်
 မူ၍၊ အဝော၊ အောက်သို့၊ နုဩဇောကောန္တော၊ မကြည့်မူ၍၊ ဒိသံဝိဒိသံ၊
 ထိုမှဤမှ အရပ်သို့၊ နုပက္ခမာနော၊ မပူမူ၍၊ ဝိန္တတိ၊ သွား၏၊ ဝေဝိ၊ ဤသို့
 ထည်း၊ ဩက္ခိတ္တစက္ခု၊ အောက်သို့ချသော မျက်စိရှိသည်။ ဟောတိ၊ ဖြစ်၏။
 အထဝါ၊ တနည်းကား၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်၊ ရူပံ၊ ရူပါရုံကို၊ ဒိသော၊
 မြင်၍၊ နိဝိတ္တဂ္ဂတိ၊ မိန်းမယောက်ျားစသော နိဝိတ်ကိုဆန္ဒ ရာဂဖြင့်ယူစေ့
 ရှိသည်။ နဟောတိ၊ မဖြစ်၊ အနုဗျူဟဂ္ဂါ ဟိ၊ လက်ခြေ အစရှိသော အသွင်
 အပြင်ကို ယူစေ့ရှိသည်။ နဟောတိ၊ မဖြစ်၊ ယတွာဝိကဇေထံ၊ အကြင်
 စက္ခုခြေကို မစောင့်ခြင်းကြောင့်၊ စက္ခုန္တိယံ၊ စက္ခုခြေကို၊ အသံဂုတံ၊
 မစောင့်သည်ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ နေ၊ ထိုရဟန်းကို၊ အထိဇ္ဈာဒေါမ
 နုဿာ၊ အလွန်လျှင်ခြင်း၊ နှလုံးမသေယာခြင်းဟု ဆိုအပ်ကုန်သော။ ပါပ
 ကာ၊ ယုတ်မာကုန်သော၊ အကုသယံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊ တ

ရားတို့သည်၊ အန္ဓာဿော နှ၊ အဘန်တလဲလဲနှိပ်မက်ကုန်ရာ၏၊ တဿ၊
ထိုစက္ခုမြွေကိုသံဝရာယ၊ စောင့်စည်းခြင်းငှါ၊ ပဋိပဇ္ဇတိ၊ ကျင့်၏၊ စက္ခုမြွေ
ယံ၊ စက္ခုမြွေကို၊ ရက္ခတိ၊ စောင့်ရှောက်၏၊ စက္ခုမြွေယော၊ စက္ခုမြွေနှင့်၊ သံဝရံ၊
စောင့်စည်းခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ ဧဝံပိ၊ ဤသို့လည်း၊ ဩက္ခိတ္တစက္ခု၊
အောက်သို့ချသောမျက်စိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဝါပန၊ ထိုမှတပါး၊ ဧကေ၊
အချို့ကုန်သော၊ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊ ယထာယောသမဏာ၊ ပြာဟ္မ
တာ၊ အကြင်ရဟန်းပုဂ္ဂိုလ်တို့သည်၊ သဒ္ဓါဒေယျာနိ၊ ယုံကြည်၍ဣဒံကုန်
သော၊ ဘောဇ္ဇနာနိ၊ ဘောဇဉ်တို့ကို၊ ဘုဒ္ဓိတွာဘုဒ္ဓိန္တိ၊ စားကုန်၏၊ ဘုဒ္ဓိတွာ၊
စားပြီး၍၊ ကေသမဏာ၊ ပြာဟ္မတာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်၊ ဧဝံစူပံ၊ ဤ
သို့သဘောရှိသော၊ ဝိသုကဒဿနံ၊ သာသနာတော်၏၊ ငြောင့်တံကျင်သတ္တဝယ်
ဖြစ်သောကြည့်ရှုခြင်းကို၊ အနုယုတ္တော၊ အဘန်တလဲလဲဟူ၍ ကုန်ထုတ်၊ ဝိဟ
ရန္တိ၊ နေကုန်၏၊ ဣဒံဝိသုကဒဿနံ၊ ဤသာသနာတော်၏၊ ငြောင့်တံကျင်
သတ္တဝယ်ဖြစ်သောကြည့်ရှုခြင်းသည်၊ သေယျထာကတံ၊ အဘယ်နည်း၊
နစ္စံ၊ ကခြင်းလည်းကောင်း၊ ဝိဘံ၊ ထိုခြင်းလည်းကောင်း၊ ဝါဒိတံ၊ တီမှုတ်
ခြင်းလည်းကောင်း၊ (ပ)၊ အနိကဒဿနံ၊ ဆင်စီးခြင်းစီးကိုကြည့်ခြင်းလည်း
ကောင်း၊ ဣတိဝါအယံ၊ ဤသည်လျှင်တည်း၊ ဣတိ၊ ဤသို့၊ ဧဝံစူပံ၊ ဤသို့
သဘောရှိသော၊ ဝိသုကဒဿနံ၊ သာသနာတော်၏၊ ငြောင့်တံကျင်သ
တ္တဝယ်ဖြစ်သောကြည့်ရှုခြင်းမှာ၊ ပဋိပရတော၊ တဘန်အထူးကြည့်၏၊ ဧဝံပိ၊
ဤသို့လည်း၊ ဩက္ခိတ္တစက္ခု၊ အောက်သို့ချသော မျက်စိရှိသည်၊ ဟောတိ၊
ဖြစ်၏၊ နစပါဒယောယောတိ၊ နစပါဒယောယောဟူသည်ကား၊ ကထံ၊ အ
ဘယ်သို့လျှင်၊ ပါဒယောယော၊ လျှင်ပေါ်သောခြေရှိသည်၊ ဟောတိ၊ ဖြစ်သ
နည်း၊ ဣတိ၊ ဤသာသနာတော်၌၊ ဧကေစ္စော၊ အချို့သောရဟန်းသည်၊ ပါဒယော
လိယေန၊ လျှင်ပေါ်သောခြေနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊
ဖြစ်၏၊ အောရာမေန၊ သစ်သီးအရံမှာ၊ အောရာမံ၊ ပန်းအရံသို့၊ ဥယျာနေန၊ သစ်သီး
ဥယျာဉ်မှ ဥယျာနံ၊ ပန်းဥယျာဉ်သို့၊ ဝါမေန၊ တရွာမှ၊ ဝါမံ၊ တရွာသို့၊ နိဂမေန၊
တနိဂုံးမှ၊ နိဂမံ၊ တနိဂုံးသို့၊ နဂဇေန၊ ဗုဒ္ဓိမှ၊ နဂရံ၊ တမြို့သို့၊ ရဇ္ဇေန၊ ဟတိုင်း
မှ၊ ရဇ္ဇံ၊ တတိုင်းသို့၊ ဇနပဒေန၊ ဇနပုန်တရမှ၊ ဇနပဒံ၊ ဇနပုန်တရသို့၊ ဒိဗ္ဗစာ
ရိကံ၊ ရှည်စွာသော သွားခြင်းကို၊ အနိဝတ္တစာရိကံ၊ မရော်မတည်သော
သွားခြင်းကို၊ အနုယုတ္တော၊ အဘန်တလဲလဲဟူ၍ သည်၊ ဟောတိ၊ ဖြစ်၏၊
ဧဝံပိ၊ ဤသို့လည်း၊ ပါဒယောယော၊ လျှင်ပေါ်သောခြေရှိသည်၊ ဟောတိ၊
ဖြစ်၏၊ အထဝါ၊ တနည်းကား၊ ဘိက္ခု၊ ရဟန်းသည်၊ အန္ဓောဝိသံတာရာ



မေး ဝတ်စာအရံ၏ အတွင်း၌လည်း၊ ပါဒထောလိယေန၊ သျှင်ပေါ်ယောခြေ
 နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ နဟောတိ၊ မဖြစ်၊ အတ္တပောထု၊ အကျိုး
 ကြောင့်လည်း၊ နဟောတိ၊ မဖြစ်၊ ကာရထပောထု၊ အကြောင်းကြောင့်၊
 နဟောတိ၊ မဖြစ်၊ ဥဒ္ဓတော၊ ပျံလွင့်သည်ဖြစ်၍၊ အဂ္ဂပယန္တရိက္ခော၊ မငြိမ်
 ဆက်သွယ်စိတ်ရှိသည်ဖြစ်၍၊ ပရိဝေဏတော၊ ပရိဝေဏရမှ၊ ပရိဝေဏံ၊
 ပရိဝေဏဘရသို့၊ ဂစ္ဆတိ၊ သွား၏၊ ဝိဟာရတော၊ နှစ်ဘက်စောင်းမိုးသော
 ကျောင်းမှ၊ ဝိဟာရံ၊ နှစ်ဘက်စောင်းမိုးသောကျောင်းသို့၊ ဂစ္ဆတိ၊ သွား၏၊
 အစုသောဂတော၊ တဘက်စောင်းမိုးသောကျောင်းမှ၊ အစုသောဂံ၊ တဘက်
 စောင်းမိုးသော ကျောင်းသို့၊ ဂစ္ဆတိ၊ သွား၏၊ ပါသာဒတော၊ လေးထောင့်
 ပြာသာဒ်မှ၊ ပါသာဒံ၊ လေးထောင့်ပြာသာဒ်သို့၊ ဂစ္ဆတိ၊ သွား၏၊ ဟန္တိယတော
 ပြာသာဒ် ဦးဖြည်းမှ၊ ဟန္တိယံ၊ ပြာသာဒ်ဦးဖြည်းသို့၊ ဂစ္ဆတိ၊ သွား၏၊ ဂုဟ
 တော၊ ဥမှင့်မှ၊ ဂုဟံ၊ ဥမှင့်သို့၊ ဂစ္ဆတိ၊ သွား၏၊ လေဏတော၊ လိုဏ်မှ၊
 လေဏံ၊ လိုဏ်သို့၊ ဂစ္ဆတိ၊ သွား၏၊ ကုဗ္ဗိယော၊ ကုဗ္ဗိမှ၊ ကုဗ္ဗိံ၊ ကုဗ္ဗိသို့၊ ဂစ္ဆ
 တိ၊ သွား၏၊ ကုဗ္ဗာဂါရတော၊ စုလစ်မွန်းချွန်ထပ်သောကျောင်းမှ၊ ကုဗ္ဗာဂါရံ
 စုလစ်မွန်းချွန်တပ်သောကျောင်းသို့၊ ဂစ္ဆတိ၊ သွား၏၊ အနုတော၊ ငြိမ်းတရမှ၊
 အနုံ၊ ငြိမ်းတရသို့၊ ဂစ္ဆတိ၊ သွား၏၊ မာဠတော၊ တန်ဆောင်းဝန်းမှ၊ မာဠံ၊
 တန်ဆောင်းဝန်းသို့၊ ဂစ္ဆတိ၊ သွား၏၊ ဥဒ္ဓဏတော၊ ထင်းစင်ရေစင်မှ၊ ဥဒ္ဓ
 ဏံ၊ ထင်းစင်ရေစင်သို့၊ ဂစ္ဆတိ၊ သွား၏၊ ဥပဋ္ဌာနသလတော၊ ညီမူရာစ
 ရပ်မှ၊ ဥပဋ္ဌာနသလံ၊ ညီမူရာစရပ်သို့၊ ဂစ္ဆတိ၊ သွား၏၊ မဏ္ဍပတော၊ မဏ္ဍပ်မှ
 မဏ္ဍပံ၊ မဏ္ဍပ်သို့၊ ဂစ္ဆတိ၊ သွား၏၊ ဂုက္ခမူလတော၊ သစ်စင်ရင်းမှ၊ ဂုက္ခမူလံ၊
 သစ်စင်ရင်းသို့၊ ဂစ္ဆတိ၊ သွား၏၊ ယတ္ထဝါပန၊ အကြင်အရပ်၌၊ ဘိက္ခု၊ ရဟန်း
 တို့သည်၊ နိဗ္ဗိဒန္တိ၊ ထိုင်မှုသည်၊ ထိုင်ကုန်၏၊ ဂစ္ဆန္တိ၊ သွားမှုသည်၊ သွား
 ကုန်၏၊ တတ္ထ၊ ထိုအရပ်၌၊ ဧကသဝါ၊ တယောက်အားလည်း၊ ဗုတိယော၊
 နှစ်ယောက်မြောက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဗ္ဗိန္တိ၊ နှစ်ယောက်မြောက်ကုန်
 သောသူတို့အားလည်း၊ တတိယော၊ သုံးယောက်မြောက်သည်၊ ဟောတိ၊
 ဖြစ်၏၊ ဟိန္တိ၊ သုံးယောက် ကုန်သော သူတို့အားလည်း၊ စတုတ္ထော၊
 သေးယောက်မြောက်သည်၊ ဟောတိ၊ ဖြစ်၏၊ တပ္ပ၊ ထိုအရပ်၌၊ ဗဟံ၊ များ
 စွာသော၊ သမ္ပပ္ပထေဝံ၊ အကျိုးမရှိသောစကားကို၊ ဂပတိ၊ ပြောဆိုဟတ်၏၊
 ဣဒံ၊ ဤအကျိုးမရှိသောစကားလည်း၊ သေယုထာကတမံ၊ အဘယ်နည်း၊
 ရာဇကထံ၊ မင်းနှင့်စပ်သော စကားလည်းကောင်း၊ စောရကထံ၊ မိုးသူနှင့်
 စပ်သောစကားလည်းကောင်း၊ (သ)၊ ဣတိ၊ ဘဝါ၊ ဘဝကထံ၊ ဤသဘာဝ

ဒိဋ္ဌိစသည့်ကိုဖြိုသောစကားကို၊ ကထေတိ၊ ဆို၏။ ဇံဝိ၊ ဤသို့လည်း၊ ပါဒ
 လောလော၊ သျှပ်ပေါ်သောခြေရှိသည်၊ ဟေတိ၊ ဖြစ်၏။ နစပါဒလောလောတိ
 နစပါဒလောလောဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက
 သမ္ပုဒ္ဓါသည်၊ ပါဒလောလိယာ၊ ခြေသျှပ်ပေါ်ခြင်းရှုအာရုံတော၊ ဝေဇ္ဇာ
 ကြဉ်၏၊ ဝိရတော၊ အထူးကြဉ်၏၊ ပဋိဝိရတော၊ တဘန်အထူးကြဉ်၏။ နိက္ခ
 န္ဓော၊ ထွက်၏။ နိယဒေသ၊ စွန့်၏။ ဝိပုရုတ္တော၊ လွတ်၏။ ဝိသံယုတ္တော၊
 မယဉ်၊ ဝိပရိယာဒိကတေန၊ အပိုင်းအခြားကင်းသော၊ စေတသ၊ စိတ်ဖြင့်၊
 ပဋိသလ္လာတာရာမော၊ ဆိတ်ငြိမ်ရာ၌ မွေ့ထောင်သည်၊ ဟောတိ၊ ဖြစ်၏။ ပဋိ
 သလ္လာတာရတော၊ ဆိတ်ငြိမ်ရာ၌ မွေ့ထောင်၏။ အနုတ္တံ၊ မိမိကိုမှီ၍ဖြစ်
 သော၊ စေတောသမထံ၊ စိတ်၏ ငြိမ်သက်ခြင်းကို၊ အနုယုတ္တော၊ အဘန်
 တလဲလဲယဉ်သည်ဖြစ်၍၊ အနိရာကတ ဣာနော၊ အပသို့ ဆောင်သောချာန်
 ရှိ၏၊ ဝိပသာနာယ၊ ဝိပသာနာဉာဏ်နှင့်၊ သမန္နာဂတော၊ ပြည့်စုံ၏။ သုညာဂါ
 ရာနံ၊ ဆိတ်ငြိမ်သောနေခြင်းတို့ကို၊ ဗြဟ္မဟေတာ၊ ပွားစေ၏။ ဈာယိ၊ ဈာန်ဝင်
 စားထေ့ရှိ၏။ ဈာနရတော၊ ဈာန်၌မွေ့ထောင်၏။ ဧကတ္တံ၊ တခုတည်း၏အဖြစ်
 ကို၊ အနုယုတ္တော၊ အဘန်တလဲလဲယဉ်သည်၊ သဒတ္တဂရုတော၊ မိမိအကျိုး
 ၌အလေးပြုသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိအယံ၊ ဤသည်ကား၊ ဥက္ခိတ္တစက္ခု
 နစပါဒလောလောတိပဒသ၊ ဥက္ခိတ္တစက္ခုနစပါဒလောလောဟူသောပုဒ်၏၊
 အတ္ထော၊ အနက်ကလုံး၊ ဂုတ္တိန္ဒြိယော၊ ဂုတ္တိတမာနသာနောတိတ္ထေ၊ ဂုတ္တိန္ဒြိ
 ယောဂုတ္တိတမာနသာနောဟူသောဤပါဠိ၌၊ ဂုတ္တိန္ဒြိယောတိ၊ ဂုတ္တိန္ဒြိယောဟူ
 သည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ စက္ခုနာ၊
 စက္ခုဝိညာဉ်ဖြင့်၊ ဣပံ၊ ဣပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ နိဗိတ္တဂ္ဂါတိ၊ မိန်းမယောက်ျား
 စသောနိဗိတ်ကိုဆန္ဒရာဂအားဖြင့်ယူထေ့ရှိသည်၊ နဟောတိ၊ မဖြစ်၊ အနုဗျဉ္ဇ
 နဂ္ဂါတိ၊ ထက်ခြေအစရှိသော အသွင်အပြင်ကို ယူထေ့ရှိသည်၊ နဟောတိ၊
 မဖြစ်၊ ယတွာမိကရုဏံ၊ အကြင်စက္ခုမြွေကို မစောင့်ခြင်းကြောင့်၊ စက္ခုန္ဒြိ
 ယံ၊ စက္ခုမြွေကို၊ အသံဝုတံ၊ မစောင့်သည်ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ ဇနံတိ
 ကျံ၊ ထိုချာန်ကို၊ အတိဣာဒေါမနယော၊ အလွန်လိုချင်ခြင်း ၌ထုံးမသာယာ
 ခြင်းဟု ဆိုအပ်ကုန်သော၊ ဝါဝကာ၊ ယုတ်မာကုန်သော၊ အကုသလာ၊ အကု
 သိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အနာသဝေယျံ၊ အဘန်တလဲလဲ
 နှိပ်စက်ကုန်ရာ၏၊ ကဿ၊ ထိုစက္ခုမြွေကို၊ သံဝရေယ၊ စောင့်စည်းခြင်းငှါ၊
 ပဋိပဇ္ဇတိ၊ ကျင့်၏၊ စက္ခုန္ဒြိယံ၊ စက္ခုမြွေကို၊ ဂုတ္တတိ၊ စောင့်ရှောက်၏၊ စက္ခုန္ဒြိ
 ယော၊ ဓယုမြွေ၌၊ သံဝရံ၊ စောင့်ရှောက်ခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ သော

၆၇၇

တေန၊ သော ဣဝိညာဉ်ဖြင့်၊ သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုတွာ၊ ကြား၍၊ ယာနေန၊
 ထာနဝိညာဉ်ဖြင့်၊ ဝန္တံ၊ ဝန္တာရုံကို၊ ထာယိတွာ၊ နမ်း၍၊ ဇိဝှိယ၊ ဇိဝှိဝိ
 ညာဉ်ဖြင့်၊ ခသံ၊ ခသာရုံကို၊ သာယိတွာ၊ လျက်၍၊ ကာယေန၊ ကာယဝိ
 ညာဉ်ဖြင့်၊ ဗောဠု၊ ဗောဠုဗျာရုံကို၊ ဗုထိတွာ၊ တွေ့၍၊ မနဿ၊ မနောဝိညာဉ်
 ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ ထိ၍၊ နိဝိတ္တဂ္ဂါဟိ၊ မိန်းမ ယောကျ်ားစသော
 နိမိတ်ကိုယူလေ့ရှိသည်၊ နဟောတိ၊ မဖြစ်၊ အနုဗျဉ္ဇနဂ္ဂါဟိ၊ လက်ခြေအစရှိ
 သော အသွင်အပြင်ကိုယူလေ့ရှိသည်၊ နဟောတိ မဖြစ်၊ ယတွာမိရကဏံ၊
 အကြင်မနိဇ္ဇေကို မစောင့်ခြင်းကြောင့်၊ မနိဇ္ဇိယံ၊ မနိဇ္ဇေကို၊ အသံဝုတ်
 မစောင့်သည်ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ ဇနံတိက္ခု၊ ထိုရဟန်းကို၊ အဘိဇ္ဈာ
 ဒေါမနဿ၊ အလွန်လိုချင်ခြင်း နှလုံးမသာယာခြင်းဟု ဆိုအပ်ကုန်သော၊
 ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊
 တရားတို့သည်၊ အနွာဿဝေယျံ၊ အတန်ဘလဲလဲ နှိပ်စက်ကုန်ရာ၏၊
 တဿ၊ ထိုမနိဇ္ဇေကို၊ သံဝရာယ၊ စောင့်စည်းခြင်းငှါ၊ ပဓိပဇ္ဇတိ၊ ကျင့်၏၊
 မနိဇ္ဇိယံ၊ မနိဇ္ဇေကို၊ ရက္ခတိ၊ စောင့်ရှောက်၏၊ မနိဇ္ဇိယေ၊ မနိဇ္ဇေ၌၊ သံဝရံ၊
 စောင့်စည်းခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ ဣတိအယံ၊ ဤသည်လျှင်၊ ဂုတ္တိန္ဒြိ
 ယောတိပဒဿ၊ ဂုတ္တိန္ဒြိယောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ရက္ခိ
 တမာနဿာနေတံ၊ ရက္ခိတမာနဿာနေဟူသည်ကား၊ ဂေါပိတမာနဿာနော
 လုံခြုံသောစိတ်ရှိသည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်ကား၊ ဂုတ္တိန္ဒြိယောရက္ခိတ
 မာနဿာနောတိပဒဿ၊ ဂုတ္တိန္ဒြိယောရက္ခိတမာနဿာနော ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ အနဝဿုတောပရိဒယ္ဗမာနေောတိ၊ အနဝဿုတော
 ပရိဒယ္ဗမာနေောဟူသည်ကား၊ ဟိသစ္စံ၊ မှန်၏၊ အာယသ္မတာမဟာမောဂ္ဂဿာ
 နေန၊ အရှင်မဟာမောဂ္ဂဿာန်သည်။ ဇေတံဝစနံ၊ ဤစကားကို၊ ပုတ္တံ၊ ဟော
 အပ်၏၊ အာဂုသော၊ ဝါရှင်တို့၊ ဝေါ၊ သင်တို့အား၊ အဝဿုတပရိယာယံစ၊
 ကိလေသာစွတ်ခြင်း၏အကြောင်းကိုလည်းကောင်း၊ အနဝဿုတပရိယာ
 ယံစ၊ ကိလေသာမစွတ်ခြင်း၏အကြောင်းကိုလည်းကောင်း၊ အဟံ၊ ဝါသည်၊ ဒေထိဿ၊
 ပါ၊ ဟောအံ၊ တံ၊ ထိုစကားကို၊ သုတာယ၊ နာကုန်သော၊ သာရကံ၊ ကောင်းစွာ
 မနုထိကဓောထ၊ နှလုံးသွင်းကုန်လော့၊ တာဘိဿာပေါ၊ ဟောအံ၊ ဣတိ၊ ဤသို့၊
 အာမန္တေထိ၊ မိန့်တော်မူ၏၊ အာဂုသော၊ ဝါရှင်မောဂ္ဂဿာန်၊ ဇေတံ၊ ကောင်းပါပြီ၊
 ဣတိ၊ ဤသို့လျှင်၊ ဟေတိက္ခု၊ ထိုရဟန်းတို့သည်၊ အာယသ္မတာမဟာ
 မောဂ္ဂဿာနဿ၊ အရှင် မဟာမောဂ္ဂဿာန်အား၊ ပစ္စဿာသံ၊ ရှိသောစွာ
 ဝန်ခံကုန်၏၊ အာယသ္မာမဟာမောဂ္ဂဿာနော၊ အရှင်မဟာမောဂ္ဂဿာန်သည်

တော်ဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့
 မိန့်တော်မူသနည်း။ အာဝုသော၊ ငါ့ရှင်တို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ အဝ
 သာ၊ တော၊ ကိလေသာဖြင့်စွတ်သည်၊ ဟောတိ၊ ဖြစ်သနည်း။ အာဝုသော၊
 ငါ့ရှင်တို့၊ ဣစ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ မဟုန်းသည်၊ စက္ခုနာ၊ စက္ခု
 ဝိညာဉ်ဖြင့်၊ ရူပံ၊ ရူပါရုံကို၊ ဒိသ္မာ၊ မြင်၍၊ ဝိယရူပေ၊ ချစ်အပ်သောရူပါရုံ၌၊
 အဓိမုစ္စတိ၊ နှလုံးသွင်း၏၊ အပ္ပိယရူပေ၊ မချစ်အပ်သောရူပါရုံ၌၊ ဗျာပဇ္ဇတိ၊
 အမျက်ထွက်ခြင်းသို့ ရောက်၏။ အနုပဋိတကာယသင်္ကဏိ၊ မထင်သော
 ကာယသင်္ကဏိ ဂှိသည်ဖြစ်၍သည်။ ပရိတ္တစေတသော၊ နည်းသောအာရုံ
 ဘော်ရှိသောစိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏။ ယတ္ထ၊ အကြင်နိဗ္ဗာန်တရား၌၊ ဥပ္ပန္နာ၊
 ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလံ၊ အကုသိုလ်ဖြစ်
 ကုန်သော၊ ယေတေဓမ္မာ၊ အကြင်တရားတို့သည်၊ အပရိယေသာ၊ အကြွင်း
 မရှိကုန်သည်ဖြစ်၍၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ စေတောဝိမုတ္တိံ၊ ဖိုလ်စိတ်ဖြင့်
 ကိလေသာတို့မှလွတ်ရာဖြစ်သော၊ ပညာဝိမုတ္တိံ၊ မဂ်ပညာဖြင့်ကိလေသာ
 တို့မှ လွတ်ရာဖြစ်သော၊ တဉ္စ၊ ထိုနိဗ္ဗာန်တရားကိုသည်။ ယထာဘူတံ၊
 ဟုတ်မှန်စွာ၊ နုပ္ပဇာနာတိ၊ အပြားအားဖြင့်မထိ၊ သောတေန၊ သောတ
 ဝိညာဉ်ဖြင့်၊ သန္တံ၊ သန္တာရုံကို၊ သုတွာ၊ ကြား၍၊ (ဝ)၊ မနုဿာ၊ မနောဝိညာဉ်
 ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ သိ၍၊ ဝိယရူပေ၊ ချစ်အပ်သော သဘော
 ရှိသော၊ ဓမ္မာ၊ ဓမ္မာရုံ၌၊ အဓိမုစ္စတိ၊ နှလုံးသွင်း၏၊ အပ္ပိယရူပေ၊ မချစ်အပ်
 သော သဘောရှိသော၊ ဓမ္မာ၊ ဓမ္မာရုံ၌၊ ဗျာပဇ္ဇတိ၊ အမျက် ထွက်ခြင်းသို့
 ရောက်၏။ အနုပဋိတကာယသင်္ကဏိ၊ မထင်သောကာယသင်္ကဏိရှိသည်ဖြစ်၍၊
 ပရိတ္တစေတသော၊ နည်းသောအာရုံဘော်ရှိသောစိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏။
 ယတ္ထ၊ အကြင်နိဗ္ဗာန်တရား၌၊ ဥပ္ပန္နာ၊ ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်
 သော၊ အကုသလံ၊ အကုသိုလ်ဖြစ်ကုန်၊ ယေတေဓမ္မာ၊ အကြင်တရားတို့
 သည်၊ အပရိယေသာ၊ အကြွင်းမဲ့၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ စေတောဝိမုတ္တိံ၊
 ဖိုလ်စိတ်ဖြင့်ကိလေသာတို့မှလွတ်ရာဖြစ်သော၊ ပညာဝိမုတ္တိံ၊ မဂ်ပညာဖြင့်
 ကိလေသာတို့မှလွတ်ရာဖြစ်သော၊ တဉ္စ၊ ထိုနိဗ္ဗာန်တရားကိုသည်။ ယထာ
 ဘူတံ၊ ဟုတ်မှန်စွာ၊ နုပ္ပဇာနာတိ၊ အပြားအားဖြင့်မထိ၊ အာဝုသော၊ ငါ့ရှင်၊
 အသံဘိက္ခု၊ ဤရဟန်းကို၊ အဝသာ၊ တော၊ ကိလေသာဖြင့်စွတ်သောသူဟူ
 ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ စက္ခုဝိညာဉေယျသု၊ စက္ခုဝိညာဉ်ဖြင့်သိအပ်ကုန်သော၊
 ရူပေသု၊ ရူပါရုံတို့၌၊ အဝသာ၊ တော၊ ကိလေသာဖြင့် စွတ်သော သူဟူ
 ၍၊ (ဝ)၊ မနောဝိညာဉေယျသု၊ မနောဝိညာဉ်ဖြင့် သိအပ်ကုန်သော၊ ဓမ္မေသု၊

ဓမ္မာရုံတို့၌၊ အဝဿ၊ တော၊ ကိလေသာဖြင့်စွတ်သောသူဟူ၍၊ ဝုစ္ဆတ်၊ ဆို
 အပ်၏၊ အာဂုသော၊ ငါ့ရှင်တို့၊ ဝေံ၊ ဤသို့၊ ဝိဟာရိံ၊ နေထေ့ရှိသော၊ နံဘိက္ခု၊
 ထိုရဟန်းသို့၊ စက္ခုတော၊ စက္ခုပသာဒမ္ပ၊ မာရော၊ ကိလေသမာရ်သည်
 ဝေပိဥပသင်္ကမတိ၊ အကယ်၍လည်းကပ်အံ့၊ မာရော၊ ကိလေသမာရ်သည်၊
 ဩတာရံ၊ အခွင့်ကို၊ လာဘတေဝ၊ ရသည်သာလျှင်တည်း၊ မာရော၊ ကိလေ
 သမာရ်သည်၊ အာရမ္မဏံ၊ အာရုံကို၊ လာဘတိ၊ ရ၏၊ နံဘိက္ခု၊ ထိုရဟန်းသို့၊
 သောတတော၊ သောတပသာဒမ္ပ၊ မာရော၊ ကိလေသမာရ်သည်၊ ဝေပိဥပ
 သင်္ကမတိ၊ အကယ်၍လည်းကပ်အံ့၊ (ပ)၊ နံဘိက္ခု၊ ထိုရဟန်းသို့၊ မနုဇော၊
 မနောစွါရမ္ပ၊ မာရော၊ ကိလေသမာရ်သည်၊ ဝေပိဥပသင်္ကမတိ၊ အကယ်၍
 လည်းကပ်အံ့၊ မာရော၊ ကိလေသမာရ်သည်၊ ဩတာရံ၊ အခွင့်ကို၊ လာဘ
 တေဝ၊ ရသည်သာလျှင်တည်း၊ မာရော၊ ကိလေသမာရ်သည်၊ အာရမ္မဏံ၊
 အာရုံကို၊ လာဘတိ၊ ရ၏၊ အာဂုသော၊ ငါ့ရှင်တို့၊ သေယျထာဝိ၊ ဥပမာမည်
 သည်ကား၊ သုက္ခံ၊ ခြောက်သော၊ ကောဋ္ဌာသဘောဇောဝသိကံ၊ မိုးမစွတ်
 သောအတ္တိရှိသော၊ နုဇ္ဈာဂါရံဝါ၊ ကျူးဖြင့်ပြီးသောအိမ်သို့ လည်းကောင်း၊
 တိဏာဂါရံ၊ မြက်ဖြင့်ပြီးသောအိမ်သို့လည်းကောင်း၊ ပုဇ္ဈိမာယ၊ အရှေ့
 ဖြစ်သော၊ ဒိသာယ၊ အရှေ့မှ၊ ပုရိသော၊ ယောက်ျားသည်၊ အာဒိတ္တာယ၊ ရဲရဲ
 ညီသော၊ တိဏုက္ကာယ၊ မြက်မီးရှူးဖြင့်၊ ဝေပိဥပသင်္ကမယျ၊ အကယ်၍
 ကပ်အံ့၊ အတ္တိ၊ မီးသည်၊ ဩတာရံ၊ ထောင်ရာအခွင့်ကို၊ လာဘတေဝ၊ ရသည်
 သာလျှင်တည်း၊ အတ္တိ၊ မီးသည်၊ အာရမ္မဏံ၊ စွဲလမ်းရာကို၊ လာဘတိ၊ ရ၏၊
 ဝုတ္တိမာယ၊ အနောက်ဖြစ်သော၊ ဒိသာယ၊ အရှေ့မှ၊ နံ၊ ထိုအိမ်သို့၊ ဝေပိဥပသင်္က
 မယျ၊ အကယ်၍ကပ်ငြားအံ့၊ ဥတ္တရာယ၊ ခြောက်ဖြစ်သော၊ ဒိသာယ၊ အ
 ရှေ့မှ၊ နံ၊ ထိုအိမ်သို့၊ ဝေပိဥပသင်္ကမယျ၊ အကယ်၍လည်းကပ်ငြားအံ့၊ ဒက္ခိ
 ဏာယ၊ တောင်ဖြစ်သော၊ ဒိသာယ၊ အရှေ့မှ၊ နံ၊ ထိုအိမ်သို့၊ ဝေပိဥပသင်္က
 မယျ၊ အကယ်၍လည်းကပ်ငြားအံ့၊ ဝေပိဥပသင်္ကမယျ၊ အကယ်၍ကပ်အံ့၊ ဥပရိမာ
 ယ၊ အထက်ဖြစ်သော၊ ဒိသာယ၊ အရှေ့မှ၊ ပုရိသော၊ ယောက်ျားသည်၊ အာ
 ဒိတ္တာယ၊ ရဲရဲညီသော၊ တိဏုက္ကာယ၊ မြက်မီးရှူးဖြင့်၊ နံ၊ ထိုအိမ်သို့၊ ဝေပိဥပ
 သင်္ကမယျ၊ အကယ်၍လည်းကပ်ငြားအံ့၊ အတ္တိ၊ မီးသည်၊ ဩတာရံ၊ ထောင်
 ရာအခွင့်ကို၊ လာဘတေဝ၊ ရသည်သာလျှင်တည်း၊ အတ္တိ၊ မီးသည်၊ အာရမ္မ
 ဏံ၊ စွဲလမ်းရာကို၊ လာဘတိ၊ ရ၏၊ အာဂုသော၊ ငါ့ရှင်တို့၊ ဝေမေဝခေါ၊ ဤအ
 တုသာလျှင်၊ ဝေံ၊ ဤသို့၊ ဝိဟာရိံ၊ နေထေ့ရှိသော၊ နံဘိက္ခု၊ ထိုရဟန်းသို့၊

စက္ခုတော၊ စက္ခုပသာဒဌ၊ မာရော၊ ကိလေသမာဂ်သည်။ စေတိဥပသကံ
မတိ၊ အကပင်၍လည်းကပ်အံ၊ မာရော၊ ကိလေသမာဂ်သည်။ ဩတာရံ၊ အ
ခွင့်ကို၊ လတတောဝ၊ ရသည်သာသျှင်တည်း၊ မာရော၊ ကိလေသမာဂ်သည်။
အာရမ္မဏံ၊ အာရုံကို၊ လတတိ၊ ရ၏၊ နံတိက္ချံ၊ ထိုရဟန်းသို့၊ သောတတောဝ၊
သောတာပသာဒဌ(၁)၊ နံတိက္ချံ၊ ထိုရဟန်းသို့၊ မနတော၊ မနောရွှါဌ၊ မာရော၊
ကိလေသမာဂ်သည်။ စေတိဥပသကံမတိ၊ အကပင်၍လည်းကပ်အံ၊ မာရော၊
ကိလေသမာဂ်သည်။ ဩတာရံ၊ အခွင့်ကို၊ လတတောဝ၊ ရသည်သာသျှင်
တည်း၊ မာရော၊ ကိလေသမာဂ်သည်။ အာရမ္မဏံ၊ အာရုံကို၊ လတတိ၊ ရ၏၊
အာရုဿော၊ ငါ့ရှင်တို့၊ ဧဝံ၊ ဤသို့၊ ဝိဟာရိံ၊ နေလေ့ရှိသော၊ တိက္ချံ၊ ရဟန်း
ကို၊ ဂူပါ၊ ဂူပါရုံတို့သည်၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊
ဂူပေ၊ ဂူပါရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ သဒ္ဓါ၊ သဒ္ဓါရုံတို့သည်၊
တိက္ချံ၊ ရဟန်းကို၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊ သဒ္ဓေ၊
သဒ္ဓါရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ ဝန္တာ၊ ဝန္တာရုံတို့သည်၊ တိက္ချံ၊
ရဟန်းကို၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊ ဝန္တာ
ရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ သော၊ ရသေ့ရုံတို့သည်၊ တိက္ချံ၊
ရဟန်းကို၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊ ရသေ၊ ရသေ
ရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ ဗောဇ္ဈဗ္ဗာ၊ ဗောဇ္ဈဗ္ဗာရုံတို့သည်၊
တိက္ချံ၊ ရဟန်းကို၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊
ဗောဇ္ဈဗ္ဗေ၊ ဗောဇ္ဈဗ္ဗာရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ ဓမ္မာ၊ ဓမ္မာရုံတို့
သည်၊ တိက္ချံ၊ ရဟန်းကို၊ အဘိဘံသု၊ နှိပ်စက်ကုန်၏၊ တိက္ချံ၊ ရဟန်းသည်၊
ဓမ္မေ၊ ဓမ္မာရုံတို့ကို၊ နအဘိဘောသိ၊ မနှိပ်စက်ရ၊ အာရုဿော၊ ငါ့ရှင်တို့၊
အသိတိက္ချံ၊ ဤရဟန်းကို၊ ဂူပါတိဘူတော၊ ဂူပါရုံတို့သည်၊ နှိပ်စက်အပ်
သော၊ သဒ္ဓါတိဘူတော၊ သဒ္ဓါရုံတို့သည်၊ နှိပ်စက် အပ်သော၊ ဝန္တာတိဘူ
တော၊ ဝန္တာရုံတို့သည် နှိပ်စက်အပ်သော၊ ရသေတိဘူတော၊ ရသေ့ရုံတို့
သည်၊ နှိပ်စက် အပ်သော၊ ဗောဇ္ဈဗ္ဗာတိဘူတော၊ ဗောဇ္ဈဗ္ဗာရုံ တို့သည်၊ နှိပ်
စက်အပ်သော၊ ဓမ္မာတိဘူတော၊ ဓမ္မာရုံတို့သည်၊ နှိပ်စက်အပ်သော၊ သူဟု
၍၊ ဝုစ္စဘိ၊ ဆိုအပ်၏၊ နံတိက္ချံ၊ ထိုရဟန်းကို၊ သံကိလေသိကာ၊ ပူပန်စေ
တက်ကုန်သော၊ ပေါနောတ္ထဗိကာ၊ တာဝန်တဝသစ်၌ ဖြစ်စေတတ်ကုန်
သော၊ သဒ္ဓရာ၊ ပူပန်ခြင်းနှင့်တူကွဖြစ်ကုန်သော၊ ဒုက္ခဝိပါက၊ ဆင်းရဲသော
အကျိုးရှိကုန်သော၊ အာယဏိံ၊ နောင်အခါ၌၊ ဇာတိဇရာမရဏိယာ၊ ဇာတိ
ဇရာမရဏ၏အာရုံဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသု

လာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ ဓမ္မာရုံတို့သည်၊ အတိတ်သု၊ နှိပ်စက်
 ကုန်၏၊ အာသုသော၊ ငါ့ရှင်တို့၊ ဇေဝေါ၊ ဤသို့လျှင်၊ အဝဿတော၊ ကိလေ
 သာဖြင့် စွတ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာသုသော၊ ငါ့ရှင်တို့၊ ဣတ္ထ၊
 အဘယ်သို့လျှင်၊ အနဝဿတော၊ ကိလေသာဖြင့် မစွတ်သည်၊ ဟောတိ၊
 ဖြစ်သည်နည်း၊ အာသုသော၊ ငါ့ရှင်တို့၊ ဣတ္ထ၊ ဣတ္ထိယသနာ ထေဝိန္ဒ၊ ဘိက္ခု၊
 ရဟန်းသည်၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့် နှစ်ခုပါရုံကို၊ ဒိယာ၊ မြင်၍၊ ဝိယ
 ခူပေ၊ ချစ်အပ်သော သဘောရှိသော ခူပါရုံ၌၊ နာဓိဗုဒ္ဓတိ၊ နှလုံးမထွင်း၊
 အဝိယ ခူပေ မချစ်အပ်သော သဘောရှိသော အာရုံ၌၊ နဗျာပဇ္ဇတိ၊ အမျက်
 မထွက်၊ ဥပဗ္ဗိတကာယသတိစ၊ ထင်သောကာယ သတ်ရှိသည်ဖြစ်၍
 ထံလည်း၊ အပ္ပမာဏစေတသော၊ မနှိုင်းယှဉ်အပ်သော အာနုဘော်ရှိသော
 စိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ယတ္ထ၊ အကြင်နိဗ္ဗာန်တရား၌၊ ဥပ္ပန္နာ၊ ဖြစ်ကုန်သော၊
 ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေ
 တေဓမ္မာ၊ အကြင်တရား တို့သည်၊ အပရိယေသာ၊ အကြွင်းမဲ့၊ နိရုဇ္ဈန္တိ၊
 ချုပ်ကုန်၏၊ စေတောဝိမုတ္တိံ၊ ဖိုလ်စိတ်ဖြင့် ကိလေသာတို့မှ လွတ်ရာဖြစ်
 သော၊ ပညာဝိမုတ္တိံ၊ မင်္ဂပညာဖြင့် ကိလေသာတို့မှ လွတ်ရာဖြစ်သော၊ တဗ္ဗ၊
 ထိုနိဗ္ဗာန်တရားကိုလည်း၊ ယထာဘူတံ၊ ဟုတ်မှန်စွာ၊ ပဇာနာတိ၊ အပြား
 အားဖြင့်ထိ၏၊ သောတေန၊ သောတဝိညာဉ်ဖြင့်၊ သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုတွာ၊
 ကြား၍၊ (သ)၊ မနသာ၊ မနောဝိညာဉ်ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ ထိ၍၊
 ဝိယ ခူပေ၊ ချစ်အပ်သော သဘောရှိကုန်သော၊ ဓမ္မာ၊ ဓမ္မာရုံ၌၊ နာဓိဗုဒ္ဓတိ၊
 နှလုံးမထွင်း၊ အဝိယ ခူပေ မချစ်အပ်သော သဘောရှိသော၊ ဓမ္မာ၊ ဓမ္မာရုံ
 ၌၊ နဗျာပဇ္ဇတိ၊ အမျက်မထွက်၊ ဥပဗ္ဗိတကာယသတိစ၊ ထင်သောကာယသ
 တိရှိသည်ဖြစ်၍လည်း၊ အပ္ပမာဏစေတသော၊ အတိုင်းမသိသော အာနုဘော်
 ရှိသော စိတ်ဖြင့်၊ ဝိဟရတိ၊ နေ၏၊ ယတ္ထ၊ အကြင်နိဗ္ဗာန်တရား၌၊ ဥပ္ပန္နာ၊ ဖြစ်
 ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်
 သော၊ ယေတေဓမ္မာ၊ အကြင်တရားတို့သည်၊ အပရိယေသာ၊ အကြွင်းမဲ့၊
 နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ စေတောဝိမုတ္တိံ၊ ဖိုလ်စိတ်ဖြင့် ကိလေသာမှ လွတ်ရာ
 ဖြစ်သော၊ ပညာဝိမုတ္တိံ၊ မင်္ဂပညာဖြင့် ကိလေသာမှ လွတ်ရာဖြစ်သော၊ တဗ္ဗ၊
 ထိုနိဗ္ဗာန်ကိုလည်း၊ ယထာ ဘူတံ၊ ဟုတ်မှန်စွာ၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ
 ၍၊ သောတေန၊ သောတဝိညာဉ်ဖြင့်၊ သဒ္ဓံ၊ သဒ္ဓါရုံကို၊ သုတွာ၊ ကြား၍၊ (သ)
 မနသာ၊ စိတ်ဖြင့် ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ ထိ၍၊ ဝိယ ခူပေ၊ ချစ်အပ်သော သ
 ဘောရှိသော၊ ဓမ္မာ၊ ဓမ္မာရုံ၌၊ နာဓိဗုဒ္ဓတိ၊ နှလုံးမထွင်း၊ အဝိယ ခူပေ၊ မချစ်

၂၅

အပ်သောသဘောရှိသော၊ ဓမ္မော၊ ဓမ္မိ၊ ခုံ၊ နဗျာပစ္စတိ၊ အမျက်မထွက်၊ ဥပဋ္ဌိ
.တကာယသတိစ၊ ထင်သောကာယသတိရှိသည်ဖြစ်၍လည်း၊ အပ္ပမာဏ
စေတသော၊ အတိုင်းအရှည်မရှိသော အာနုဘော်ရှိသောစိတ်ဖြင့်၊ ဝိဟာရ
တိ၊ နေ၏၊ ယတ္ထ၊ အကြင်နိဗ္ဗာန်တရား၌၊ ဥပ္ပန္နာ၊ ဖြစ်ကုန်သော၊ ပါဗိကာ၊
ယုတ်မာကုန်သော၊ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေတေဓမ္မာ၊
အကြင်တရားတို့သည်၊ အပရိသေသာ၊ အကြွင်းမဲ့၊ နိရုဏ္ဏိ၊ ချုပ်ကုန်၏၊ စေ
တောဝိရတ္တိ၊ ဖိုလ်စိတ်ဖြင့်ကိလေသာတို့မှလွတ်ရာဖြစ်သော၊ ပညာဝိရတ္တိ
မဂ်ပညာဖြင့် ကိလေသာတို့မှလွတ်ရာဖြစ်သော၊ တဗ္ဗ၊ ထိုနိဗ္ဗာန်ကိုလည်း၊
ယထာဘူတံ၊ ဟုတ်မှန်စွာ၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာရုသော၊
ငါ့ရှင်တို့၊ အယံတိက္ခ၊ ဤရဟန်းကို အနုဝဿုတော၊ ကိလေသာဖြင့်မစွတ်
သောသူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ စက္ခုဝိညောယေယုယု၊ စက္ခုဝိညာဉ်ဖြင့်သိအပ်
ကုန်သော၊ ရူပေယု၊ ရူပါရုံတို့၌၊ အနုဝဿုတော၊ ကိလေသာဖြင့်မစွတ်သော
သူဟူ၍၊ (ဝ)၊ မနောဝိညောယေယုယု၊ မနောဝိညာဉ်ဖြင့် သိအပ်ကုန်သော၊
ဓမ္မေယု၊ ဓမ္မာရုံတို့၌၊ အနုဝဿုတော၊ ကိလေသာဖြင့် မစွတ်သောသူဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏၊ အာရုသော၊ ငါ့ရှင်တို့၊ ဝေံ၊ ဤသို့၊ ဝိဟာရိဗ္ဗ၊ နေထေ့ရှိသည်
လည်းဖြစ်သော၊ နံတိက္ခ၊ ထိုရဟန်းသို့၊ စက္ခုတော၊ စက္ခုပသာဒမ္မာ၊ မာရော၊
ကိလေသာ မာရ်သည်၊ စေတိဥပသင်္ကမတိ၊ အကယ်၍ လည်းကပ်အံ့၊
မာရော၊ ကိလေသာမာရ်သည်၊ ဩတာရံ၊ အခွင့်ကို၊ နေဝဇတတိ၊ မရ၊ မာ
ရော၊ ကိလေသာမာရ်သည်၊ အာရုဗ္ဗဏံ၊ အခုံကို၊ နုဗ္ဗတတိ၊ မရ၊ နံတိက္ခ၊
ထိုရဟန်းသို့၊ သောတတော၊ သောတပသာဒမ္မာ၊ မာရော၊ ကိလေသာမာရ်
သည်၊ စေတိဥပသင်္ကမတိ၊ အကယ်၍လည်းကပ်အံ့၊ (ဝ)၊ နံတိက္ခ၊ ထိုရဟန်း
ကို၊ မနုတော၊ စိတ်မှ၊ မာရော၊ ကိလေသာမာရ်သည်၊ စေတိဥပသင်္ကမတိ၊
အကယ်၍လည်းကပ်အံ့၊ မာရော၊ ကိလေသာမာရ်သည်၊ ဩတာရံ၊ အခွင့်
ကို၊ နေဝဇတတိ၊ မရ၊ မာရော၊ မာရ်လည်း၊ အာရုဗ္ဗဏံ၊ အခုံကို၊ နုဗ္ဗတတိ၊
မရ၊ အာရုသော၊ ငါ့ရှင်တို့၊ သေယျထာပတိ၊ ဥပမာမည်သည်ကား၊ တိက္ခ၊
ရဟန်းသည်၊ ဗဟသမတ္တိကာ၊ များသောအားဖြင့် စိုသောမြေရှိသော၊ သုခာ
ဝဇေပနာ၊ အကိရ်တံတို့ဖြင့် လိမ်းကျံအပ်သော၊ ကုဇ္ဇာဂါရာဝါ၊ ဝုယစ်ပွန်း
ရွှန်တပ်သောအိမ်တို့ သည်လည်းကောင်း၊ ကုဇ္ဇာဂါရသာသာဝါ၊ ဝုယစ်
ပွန်းရွှန်တပ်သောစရပ်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ နံ၊ ထိုအိမ်
စရပ်သို့၊ ပုဇ္ဈိမံ၊ အံ့ရှု၊ ဖြစ်သော၊ ဒိသာယ၊ အရပ်မှ၊ ပုရိသော၊ ဧယေ
ကျားသည်၊ အာဒိတ္တံ၊ ရဲရဲညီးသော၊ တိဏ္ဍာယ၊ မြက်ပီးရှူးဖြင့်၊

စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊ အဂ္ဂိ၊ ဝိးသည်၊ ဩဘာရံ၊
 သေဝင်ရာ၊ အခွင့်ကို၊ နေဝလတတိ၊ မရ၊ အဂ္ဂိ၊ ဝိးသည်၊ အာရမ္မဏံ၊ စွညီ
 ရာကို၊ နယတတိ၊ မရ၊ နံ၊ ထိုအိမ်စရပ်သို့၊ ပုစ္ဆိမာယ၊ အနောက်ဖြစ်သော၊
 ဒိယဒေ၊ အရပ်မှာ၊ စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊ နံ၊ ထိုအိမ်
 စရပ်သို့၊ ဥတ္တရာယ၊ မြောက်ဖြစ်သော၊ ဒိယာယ၊ အရပ်မှာ၊ စေတီဥပသကံမေ
 ယျ၊ အကယံ၍လည်းကပ်အံ၊ နံ၊ ထိုအိမ်စရပ်သို့၊ ဒက္ခိဏာယ၊ တောင်ဖြစ်
 သော၊ ဒိယာယ၊ အရပ်မှာ၊ စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊
 နံ၊ ထိုအိမ်စရပ်သို့၊ ဟေဋ္ဌိမဘော၊ အောက်အရပ်မှာ၊ စေတီဥပသကံမေယျ၊
 အကယံ၍လည်းကပ်အံ၊ နံ၊ ထိုအိမ်စရပ်သို့၊ ဥပရိမတော၊ အထက်အရပ်မှာ၊
 စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊ နံ၊ ထိုအိမ်စရပ်သို့၊ ယတော
 ဣတောပိ၊ အမှတ်မရှိသောအရပ်မှာ၊ ဝုရိသော၊ ယောက်ျားသည်၊ အာဒိတ္တာ
 ယ၊ ရဲရဲဦးဦးသော၊ တိဏုတ္တာယ၊ မြက်ဖီးရှူးဖြင့်၊ စေတီဥပသကံမေယျ၊ အ
 ကယံ၍လည်းကပ်အံ၊ အဂ္ဂိ၊ ဝိးသည်၊ ဩဘာရံ၊ သေဝင်ရာအခွင့်ကို၊ နေဝလ
 တတိ၊ မရ၊ အဂ္ဂိ၊ ဝိးသည်၊ အာရမ္မဏံ၊ စွညီရာကို၊ နယတတိ၊ မရ၊ အာရုဿ၊
 ငါ့ရှင်ဘို့၊ ဧဝမေဝဂေါ၊ ဤအတူသာလျှင်၊ ဧဝံ၊ ဤသို့၊ ဝိဟာရီ၊ နေထေ့ရှိ
 သော၊ နံဘိက္ခု၊ ရဟန်းသို့၊ စက္ခုဘော၊ စက္ခုပသာဒမှာ၊ မာရော၊ ကိလေသာ
 မာရ်သည်၊ စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊ မာရော၊ ကိလေ
 သာမာရ်သည်၊ ဩဘာရံ၊ အခွင့်ကို၊ နေဝလတတိ၊ မရ၊ မာရော၊ ကိလေ
 သမာရ်သည်၊ အာရမ္မဏံ၊ အာရုံကို၊ နယတတိ၊ မရ၊ နံဘိက္ခု၊ ထိုရဟန်း
 သို့၊ အာရတဘော၊ သောတပသာဒမှာ၊ စေတီဥပသကံမေယျ၊ အကယံ၍လည်း
 ကပ်အံ၊ (လ)၊ နံဘိက္ခု၊ ထိုရဟန်းသို့၊ မနတော၊ မနောစွါရပိတ်မှာ၊ မာ
 ရော၊ ကိလေသာမာရ်သည်၊ စေတီဥပသကံမေယျ၊ အကယံ၍လည်းကပ်အံ၊
 မာရော၊ ကိလေသာမာရ်သည်၊ ဩဘာရံ၊ အခွင့်ကို၊ နေဝလတတိ၊ မရ၊ မာ
 ရော၊ ကိလေသာမာရ်သည်၊ အာရမ္မဏံ၊ စွယ်ဝင်းရာကို၊ နယတတိ၊ မရ၊ အာ
 ရုဿ၊ ငါ့ရှင်ဘို့၊ ဧဝံ၊ ဤသို့၊ ဝိဟာရီ၊ နေထေ့ရှိသည်လည်းဖြစ်သော၊
 ဘိက္ခု၊ ရဟန်းသည်၊ ရှုပေ၊ ရှုပါရုံဘို့ကို၊ အဘိဘောသိ၊ နှိပ်စက်ရ၏၊ ရှုပါ၊
 ရှုပါရုံသည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘောသိ၊ မနှိပ်စက်နှိပ်ကုန်၊ ဘိက္ခု၊
 ရဟန်းသည်၊ သဗ္ဗေ၊ သဒ္ဓါရုံဘို့ကို၊ အဘိဘောသိ၊ နှိပ်စက်ရ၏၊ သဗ္ဗေ၊ သဒ္ဓါ
 ရုံသည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘောသိ၊ မနှိပ်စက်နှိပ်ကုန်၊ ဘိက္ခု၊
 ရဟန်းသည်၊ ဝဇ္ဇေ၊ ဝဇ္ဇာရုံဘို့ကို၊ အဘိဘောသိ၊ နှိပ်စက်ရ၏၊ ဝဇ္ဇေ၊ ဝဇ္ဇာရုံ
 ဘို့သည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘောသိ၊ မနှိပ်စက်နှိပ်ကုန်၊ ဘိက္ခု၊ ရ

ဟန်းသည်၊ ရသေ၊ ရသေရုံတို့ကို၊ အဘိဘောသိ၊ နှိပ်စက်ရ၏၊ ရသေ၊ ရသေ
 ရုံတို့သည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘံသု၊ မနှိပ်စက်နိုင်ကုန်၊ ဘိက္ခု၊
 ရဟန်းသည်၊ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို၊ အဘိဘောသိ၊ နှိပ်စက်ရ၏၊
 ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘံသု၊ မနှိပ်စက်
 နိုင်ကုန်၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဓမ္မေ၊ ဓမ္မာရုံတို့ကို၊ အဘိဘောသိ၊ နှိပ်စက်
 ရ၏၊ ဓမ္မာ၊ ဓမ္မာရုံတို့သည်၊ ဘိက္ခု၊ ရဟန်းကို၊ နအဘိဘံသု၊ မနှိပ်စက်နိုင်
 ကုန်၊ အာရုဿေ၊ ငါ့ရှင်တို့၊ အယံဘိက္ခု၊ ဤရဟန်းကို၊ ဣပါဘိဘူ၊ ဣပါရုံ
 တို့ကိုနှိပ်စက်သော၊ သဒ္ဓါဘိဘူ၊ သဒ္ဓါရုံတို့ကိုနှိပ်စက်သော၊ ဂန္ဓာဘိဘူ၊
 ဂန္ဓာရုံတို့ကို နှိပ်စက်သော၊ ရသေဘိဘူ၊ ရသေရုံတို့ကို နှိပ်စက်သော၊
 ဖောဋ္ဌဗ္ဗာဘိဘူ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို နှိပ်စက်သော၊ ဓမ္မာဘိဘူ၊ ဓမ္မာရုံတို့ကို
 နှိပ်စက်သော၊ အဘိဘူ၊ အလွန်နှိပ်စက်သော၊ ကောဟိပိကိလေသေဟိ၊
 တရံတရုဿေ ကိလေသာတို့သည်၊ အနဘိဘူတော၊ မနှိပ်စက်နိုင်သော
 သုဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သံကိလေသိကော၊ ညစ်ညူးခြင်းကိုဖြစ်စေတတ်
 ကုန်သော၊ ပေါနောတ္တပိကော၊ တဘန်ဘဝသစ်ကိုဖြစ်စေတတ်ကုန်သော၊ သံဒ
 ရေ၊ ပူပန်ခြင်းနှင့်တကွဖြစ်ကုန်သော၊ နုက္ခဝိပါကော၊ ဆင်းရဲသောအကျိုး
 ကိုပေးတက်ကုန်သော၊ အာယတိံ၊ နောင်အခါ၌၊ ဇာတိဇရာမရဏိယေ၊
 ဇာတိဇရာမရဏ၏ အကြောင်းဖြစ်ကုန်သော၊ ဝါပကော၊ ယုတ်မာကုန်
 သော၊ အဏုသလေ၊ အကုသိုလ်ဖြစ်ကုန်သော၊ တောဓမ္မေ၊ ထိုတရားတို့ကို၊
 အဘိဘောသိ၊ နှိပ်စက်သော သုဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာရုဿေ၊ ငါ့ရှင်
 တို့၊ ဇေဝေါ၊ ဤသို့လျှင်၊ အနဝဿယုတော၊ ကိလေသာဖြင့်မစွတ်သည်၊ မော
 တိ၊ ဖြစ်၏၊ ဣတိအယံ၊ ဤသည်ကား၊ အနဝဿယုတောတိပဒဿ၊ အနဝဿ
 တောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အပရိဒတ္တမာနောတိ၊ အပရိ
 ဒတ္တမာနောဟူသည်ကား၊ ရာဂဇေန၊ ရာဂကြောင့်ဖြစ်သော၊ ပရိဇ္ဇာဟောန၊
 ပူပန်ခြင်းဖြင့်၊ အပရိဒတ္တမာနော၊ မထောင်သည်ဖြစ်၍၊ ဒေါသဇေန၊ ဒေါသ
 ကြောင့်ဖြစ်သော၊ ပရိဇ္ဇာဟောန၊ ပူပန်ခြင်းဖြင့်၊ အပရိဒတ္တမာနော မထောင်
 သည်ဖြစ်၍၊ မောဟဇေန၊ မောဟကြောင့်ဖြစ်သော၊ ပရိဇ္ဇာဟောန၊ ပူပန်ခြင်း
 ဖြင့်၊ အပရိဒတ္တမာနော၊ မထောင်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်ကား၊
 အနဝဿယုတောအပရိဒတ္တမာနောတိပဒဿ၊ အနဝဿယုတောအပရိဒတ္တမာ
 နောဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧကော၊ တပါးတည်း၊ စက္ကဝါသ
 ဏကပ္ပေ၊ ကြံချိနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေ
 ကသမ္ပုဇ္ဈေ၊ ထိုပစ္စေက သမ္ပုဇ္ဈာသည်၊ ဩက္ခိတ္တမက္ခ၊ နစပါဒထော

☰

ထော၊ ဂုတ္တိန္ဒြိယောရက္ခိတမာနသာနော၊ အနဝဿုတော အပရိဒဟ္မမာဇနာ၊
 ဧကောစရေဝဂ္ဂိသာဏကပေါတိ၊ ဩက္ခိတ္တစက္ခုနစပါဒယောထော၊
 ဂုတ္တိန္ဒြိယောရက္ခိတမာနသာနော၊ အနဝဿုတော အပရိဒဟ္မမာနော၊ ဧ
 ကောစရေဝဂ္ဂိသာဏကပေါဟူ၍၊ အာဟ၊ ဟောထေဝ်မူဗြိ၊ ။
 ၁၁၅) ဂိဟိဗျဉ္ဇနာနိ ဂုဏ်အသွင်အပြင်တို့ကို၊ ဩဟာရယိတွာ၊ ပယံ၍၊ သဗ္ဗန္ဓ
 ယတ္ထော၊ ကောင်းစွာဖုံးထွင်းအပ်သော အရှက်ရှိသော၊ ပါရိဆတ္တကောယ
 ထာ၊ ပင်လယ်ကသစ်ပင်ကဲ့သို့၊ အဘိနိက္ခမိတွာ၊ အိမ်မှထွက်၍၊ ကာသာ
 ယဝတ္ထော၊ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်သည်ဖြစ်၍၊ ဧကော၊ တပါး
 တည်း၊ ဝဂ္ဂိသာဏကပေါ၊ ဩ၊ ချီနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ ဩဟာ
 ရယိတွာ ဂိဟိဗျဉ္ဇနာနိတိ ဧတ္ထ၊ ဩဟာရယိတွာဂိဟိဗျဉ္ဇနာနိဟူသော
 ဤပါဠိနှင့်၊ ကေသမဿုစ၊ ဆံဗုတ်ဆိတ်တို့ကိုလည်းကောင်း၊ (လ)၊ ဒိဗ္ဗာဒ
 သာနံ၊ ရှည်သော အဆာရှိကုန်သော အဝတ်တို့ကိုလည်းကောင်း၊ တိတိဝါ၊
 ဤမှတပါးသော ဂုဏ် အသုံးအဆောင်တို့ကို လည်းကောင်း၊ ဂိဟိဗျဉ္ဇနာ၊
 ဂိဟိဗျဉ္ဇနတို့ဟူ၍၊ ဝုတ္တန္တိ၊ ဆိုအင်ကုန်၏၊ ဩဟာရယိတွာဂိဟိဗျဉ္ဇနာနိ
 တိ၊ ဩဟာရယိတွာဂိဟိဗျဉ္ဇနာနိဟူသည်ကား၊ ဂိဟိဗျဉ္ဇနာနိ၊ ဂုဏ်အသွင်
 အပြင်တို့ကို၊ ဩရောပယိတွာ၊ ပယံ၍၊ သမောရောပယိတွာ၊ ကောင်းစွာ
 ပယံ၍၊ နိက္ခမိတွာ၊ ချ၍၊ ပရိပဿန္တိတွာ၊ ပြင်းစေ၍၊ ဣတိအယံ၊ ဤသည်
 ကား၊ ဩဟာရယိတွာဂိဟိဗျဉ္ဇနာနိတိပဒဿ၊ ဩဟာရယိတွာ ဂိဟိ
 ဗျဉ္ဇနာနိ ဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ သဗ္ဗန္ဓပတ္ထော ယထာ
 ဗေဒိ ဆတ္တကောတိ၊ ပဗ္ဗန္ဓပတ္ထော ယထာပါရိဆတ္တကော ဟူသည်ကား၊
 ပါရိဆတ္တကော၊ ပါရိဆတ္တကဖြစ်သော၊ သောကောဝိဇ္ဇာရောစ၊ ထိုပင်
 လယ်ကသစ်ပင်သည်လည်း၊ သာပတ္တပထာသေတိ၊ အခက်အရှက်အသီး
 တို့ဖြင့်၊ သန္တန္တောယောယထာ၊ ဖုံးထွင်းခြင်းရှိသကဲ့သို့၊ ဝေမေဝ၊ ဤအတူ
 သာယျင်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ပရိပုတ္တ
 ပတ္တပိဝေခေမော၊ ပြည့်စုံသော သပိတ်သင်္ကန်းကိုဆောင်၏၊ ဣတိအယံ၊ ဤ
 သည်ကား၊ သဗ္ဗန္ဓပတ္ထောယထာပါရိဆတ္တကောတိပဒဿ၊ သန္တန္တော
 ယထာပါရိဆတ္တကောဟူသောဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ကာသာယ
 ဝတ္ထောအဘိ နိက္ခမိတွာတိ ကာသာယဝတ္ထော အဘိနိက္ခမိတွာဟူ
 သည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သဗ္ဗစာ
 ရာဝါသပလိဗောဓံ၊ အသုံးစုံသော အိမ်ရာထောင်ခြင်းနှင့်ကြောင့်ကြခြင်းကို၊
 ဆိန္ဒိတွာ၊ ဖြတ်၍၊ ပုတ္တဒါရပလိဗောဓံ၊ သားမယား၌ ကြောင့်ကြခြင်းကို၊



ဆိန္ဒိတွာ၊ ဖြတ်၍၊ ဥာတိပလိဗောဓံ၊ ခေတ္တမျိုး၌ ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊
 ဖြတ်၍၊ ဝိတ္တာမဂ္ဂပလိဗောဓံ၊ အဆွေခင်ပွန်း၌ ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊
 ဖြတ်၍၊ သန္တိပလိဗောဓံ၊ သိဒ္ဓါးခြင်း၌ ကြောင့်ကြခြင်းကို၊ ဆိန္ဒိတွာ၊ ဖြတ်
 ၍၊ ကောသမဿု၊ ဆံရုတ်ဆိတ်ကို၊ ဩဘာရယိတွာ၊ ပယ်၍၊ ကာသာ
 ယာနိ၊ ဖန်ရည်စွန်းကုန်သော၊ ဝတ္ထာနိ၊ အဝတ်တို့ကို၊ အတ္ထာဒေတွာ၊ ဗူး
 ထွင်း၍၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်
 ၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်းတောင်၌၊ ပဗ္ဗဇိတွာ၊ ရဟန်း
 ပြု၏၊ အကိဉ္ဇနထာဝံ၊ ကြောင့်ကြခြင်းမရှိသည်၏အဖြစ်သို့၊ ဥပဂတိတွာ၊ ကပ်
 ၍၊ ဒေကာ၊ တပါးတည်းစေတိ၊ ကျင့်၏၊ ဝိဟရတိ၊ နေ၏၊ ဣရိယတိ၊ ဣရိ
 ယာပုဂံကိုဖြစ်စေ၏၊ ဝတ္တတိ၊ လိုက်၍ကျင့်၏၊ ဝါလေတိ၊ စောင့်၏၊ ယပေ
 တိ၊ ချွေ၏၊ ယာပေတိ၊ မျှစေ၍၊ ဣတိအယံ၊ ဤသည်ကား၊ ကာသာယဂတ္ထော
 အဘိနိက္ခမိတွာ၊ တိပဒဿ၊ ကာသာယဂတ္ထော အဘိနိက္ခမိတွာဟု သောပုန်
 ၍၊ အတ္ထော၊ အနက်တည်း၊ ဒေကာ၊ တပါးတည်း၊ ခဝ္ဂမိသာဏကပွေ၊ ကြံ့ချို
 နှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ ကေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပ
 စ္စေကသမ္ပုဒ္ဓါသည်၊ ဩဘာရယိတွာ ဂိတိဗျဉ္ဇနာနိ၊ သန္တိပတ္ထောယ
 ထာပါရိသတ္တကော၊ ကာသာယဂတ္ထော အဘိနိက္ခမိတွာ၊ ဒေကာစရေခဝ္ဂ
 မိသာဏကပွေတိ၊ ဩဘာရယိတွာဂိတိဗျဉ္ဇနာနိ၊ သန္တိပတ္ထော ယထာ
 ပါရိသတ္တကောကာသာယဂတ္ထော အဘိနိက္ခမိတွာ၊ ဒေကာစရေခဝ္ဂမိသာ
 ဏကပွေဟူ၍၊ အာဟ၊ ဟောတေ၊ မူဗြိ၊ ။

ရသေသု၊ အချဉ်အချိုစသောအရသာတို့၌၊ ဂေဓံ၊ တပ်မက်မောခြင်း
 တဏှာကို၊ အကရံ၊ မပြုမူ၍၊ အလောလော၊ သွပ်ပေါ်သောတဏှာမရှိသည်
 ဖြစ်၍၊ အနညပေါသိ၊ မိမိနှင့်သူဖြစ်သော ကိလေသာကိုမှူးမြှူခြင်းမရှိ၊ သပ
 ဒါနစဒ္ဓိ၊ အိမ်ပြင်မပြတ် ဆွမ်းခံသည်၊ ကုလေကုလေ၊ မင်းစသောထိုထို
 အမျိုး၌၊ အပဗ္ဗိပန္နစိတ္တော၊ ကိလေသာအားဖြင့်မဖွဲ့သော စိတ်ရှိသည်ဖြစ်၍၊
 ဒေကာ၊ တပါးတည်း၊ ခဝ္ဂမိသာဏကပွေ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ
 ၍၊ ရသေသုဂေဓံ အကရံ အလောလောတိ ဖတ္ထ၊ ရသေသုဂေဓံ အကရံ
 အလောလောဟူသော ဤပါဠိ၌၊ ရသေသတိ၊ ရသေသဟူသည်ကား၊ မူလရ
 သော၊ အဖြစ်အရသာ ထည်းကောင်း၊ ခန္ဓရသော၊ ပင်စည်အရသာထည်း
 ကောင်း၊ တစရသော၊ အခေါက်အရသာ ထည်းကောင်း၊ ပတ္တရသော၊ အ
 ရွက်အရသာ ထည်းကောင်း၊ ပုပ္ဖရသော၊ အပွင့်အရသာ ထည်းကောင်း၊
 ဖလရသော၊ အဖိုးအရသာထည်းကောင်း၊ အမ္ဗိလံ၊ ရုက်တက်အချဉ်သည်

လည်းကောင်း၊ မရရှိသောအခါလည်းလည်းကောင်း၊ တိတ္ထကံ၊ တမာ
ရွက်စသည် လည်းကောင်း၊ ကဗျာကံ၊ ချင်းငရုတ်စသည် လည်းကောင်း၊
ထောဏိကံ၊ ဆားလည်းကောင်း၊ ခါရိကံ၊ ခမန်းကစော လည်းကောင်း၊
လမ္ဗိလံ၊ ဆီးပိုးလည်းကောင်း၊ ကသာဝေါ၊ သမန်းခါးစသည်လည်းကောင်း၊
သာရုံ၊ ကောင်းသော အရသာလည်းကောင်း၊ အသာရုံ၊ မကောင်းသော
အရသာ လည်းကောင်း၊ သီတံ၊ အေးသောအရသာ လည်းကောင်း၊ ဥဏှံ၊
ပူသောအရသာလည်းကောင်း၊ ဇေက၊ အချိုကုန်သော ရသရှိဒ္ဓါ၊ အရသာ
နှုတ်ကုန်သော၊ သမဏ၊ ဗြာဟ္မဏ၊ ရဟန်းပုဂ္ဂိုလ်လည်း သန္တိ၊ ရှိကုန်
၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဇိဝုဂ္ဂေန၊ ထွာများဖြင့်၊ သေဂ္ဂါနိ၊ ဖြတ်
သောအရသာတို့ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်လျက်၊ အာဟိဏန္တိ၊ ထွာ
ထွားကုန်၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ အမ္ဗိလံ၊ အချဉ်ကို၊ ထာဘိတွာ၊ ရ
ကုန်၍၊ အနမ္ဗိသံ၊ မချဉ်သည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ အနမ္ဗိလံ၊ မချဉ်
သောရက်တက်စသည်ကို၊ ထာဘိတွာ၊ ရကုန်၍၊ အမ္ဗိလံ၊ အချဉ်ကို၊ ပရိယေ
သန္တိ၊ ရှာဖွေကုန်၏၊ မရရှိ၊ ကောင်းသော ထောပတ်စသည်ကို၊ ထာဘိတွာ၊
ရကုန်၍၊ အမရရှိ၊ မကောင်းသော ထောပတ်စသည်ကို၊ ပရိယေသန္တိ၊ ရှာ
ဖွေကုန်၏၊ အမရရှိ၊ မကောင်းသောထောပတ်စသည်ကို၊ ထာဘိတွာ၊ ရကုန်
၍၊ မရရှိ၊ ကောင်းသော ထောပတ်စသည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊
တိတ္ထကံ၊ တမာစသောအခါကို၊ ထာဘိတွာ၊ ရကုန်၍၊ အတိတ္ထကံ၊ မခါးသည်
ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ အတိတ္ထကံ၊ မခါးသည်ကို၊ ထာဘိတွာ၊ ရ
ဟုန်၍၊ တိတ္ထကံ၊ ခါးသည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ ကဗျာကံ၊ စပ်သော
ချင်းငရုတ်ကို၊ ထာဘိတွာ၊ ရကုန်၍၊ အကဗျာကံ၊ မစပ်သည်ကို၊ ပရိယေသန္တိ
ရှာဖွေကုန်၏၊ အကဗျာကံ၊ မစပ်သည်ကို၊ ထာဘိတွာ၊ ရကုန်၍၊ ကဗျာကံ၊ စပ်
သောချင်းငရုတ်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ ထောဏိကံ၊ ဆားကို၊ ထာ
ဘိတွာ၊ ရကုန်၍၊ အထောဏိကံ၊ မစပ်သည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ အ
ထောဏိကံ၊ မစပ်သည်ကို၊ ထာဘိတွာ၊ ရကုန်၍၊ ထောဏိကံ၊ ဆားကို၊ ပရိယေ
သန္တိ၊ ရှာဖွေကုန်၏၊ ခါရိကံ၊ အပွင့်ကင်း အငုံကင်းကို၊ ထာဘိတွာ၊ ရကုန်၍၊
အခါရိကံ၊ အကင်းမဟုတ်သည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ အခါရိကံ၊
အကင်း မဟုတ်သည်ကို၊ ထာဘိတွာ၊ ရကုန်၍၊ ခါရိကံ၊ အပွင့်ကင်းအငုံ
ကင်းကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊ ကသာဝံ၊ သမန်းခါးစသော အဖန်ကို၊
ထာဘိတွာ၊ ရကုန်၍၊ အကသာဝံ၊ မဖန်သည်ကို၊ ပရိယေသန္တိ၊ ရှာဖွေကုန်၏၊
အကသာဝံ၊ မဖန်သည်ကို၊ ထာဘိတွာ၊ ရကုန်၍၊ ကသာဝံ၊ သမန်းခါးစသော

အဖန်ကုသိပရိယေသန္တိ၊ ရှာဗြီးကုန်၏။ လမ္ဗိသံ၊ သီးစသော အညွန့်အညွှောက်
 ကို၊ လဘိတွာ၊ ရကုန်၍၊ အလမ္ဗိသံ၊ အညွန့်မဟုတ်သည့်ကို၊ ပရိယေသန္တိ၊
 ရှာဗြီးကုန်၏။ အလမ္ဗိသံ၊ အညွန့်မဟုတ်သည့်ကို၊ လဘိတွာ၊ ရကုန်၍၊ လမ္ဗိ
 သံ၊ သီးစသော အညွန့်အညွှောက်ကို၊ ပရိယေသန္တိ၊ ရှာဗြီးကုန်၏။ သာဒုံ၊
 ကောင်းသော ထောပတ်စသည်ကို၊ လဘိတွာ၊ ရကုန်၍၊ အသာဒုံ၊ မကောင်း
 သည့်ကို၊ ပရိယေသန္တိ၊ ရှာဗြီးကုန်၏။ အသာဒုံ၊ မကောင်းသည့်ကို၊ လဘိ
 တွာ၊ ရကုန်၍၊ သာဒုံ၊ ကောင်းသော ထောပတ်စသည်ကို၊ ပရိယေသန္တိ၊ ရှာ
 ဗြီးကုန်၏။ သိတံ၊ အအေးကို၊ လဘိတွာ၊ ရကုန်၍၊ ဥဏ္ဍိ၊ အပူကို၊ ပရိယေ
 သန္တိ၊ ရှာဗြီးကုန်၏။ ဥဏ္ဍိ၊ အပူကို၊ လဘိတွာ၊ ရကုန်၍၊ သိတံ၊ အအေးကို၊
 ပရိယေသန္တိ၊ ရှာဗြီးကုန်၏။ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ယံယံ၊ အကြင်
 အရသာကို၊ လဘိတွာ၊ ရကုန်၏။ တေနတေန၊ ထိုထိုအရသာဖြင့်၊ တုသန္တိ၊
 နှစ်သက်ကုန်၏။ အပရာပရံ၊ ထိုမှဤမှ၊ ပရိယေသန္တိ၊ ရှာဗြီးကုန်၏။ မနာဝိယေ
 သု၊ နှစ်လိုအပ်သော အရသာတို့နှင့်၊ နေဗ္ဗာ၊ တင်ကုန်၏။ ဝိဒ္ဓါ၊ မက်မောကုန်၏။
 ဝိတိတာ၊ ဖွဲ့ကုန်၏။ မုတ္တိတာ၊ မိန်းမောကုန်၏။ အဇ္ဈောသန္ဓာ၊ အလွန်သက်ဝင်
 ကုန်၏။ သပ္ပါ၊ ကပ်ငြိကုန်၏။ လဂ္ဂိသာ၊ အထူးသဖြင့်ကပ်ငြိကုန်၏။ ပလိယုဒ္ဓါ၊
 အပြုဖွဲ့ကုန်၏။ သာရသဘဏ္ဍာ၊ ထိုရသာဏ္ဍာကို၊ တထာပစ္စေကသမ္ပုဒ္ဓ
 သာ၊ ထိုပစ္စေက သမ္ပုဒ္ဓါသည်၊ ပဟိနာ၊ ပပတ်အပ်ပြီး၊ ဥန္တိန္နမူလော၊ မပ်ဖြင့်
 အကြွင်းမဲ့ ဖြတ်အပ်သော အရင်းရှိပြီး၊ တာလပတ္တုကတာ၊ ထန်းပင်၏ထည်
 ရာကဲ့သို့ပြုအပ်ပြီး၊ အနဘာဝံဂတာ၊ တာဝန်မဖြစ်ခြင်းသို့ရောက်ပြီး၊ အာယ
 တိ၊ နောင်အခါ၌၊ အနုပ္ပိဒမ္မော၊ မဖြစ်ခြင်းသဘောရှိပြီး၊ တသ္မာ၊ ထိုအကြွင်း
 သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ယေဝနိယော၊ အသင့်
 အားဖြင့်ပရိယသင်္ခါ၊ ပညာဖြင့်ဆင်ခြင်၍၊ အာဟာရံ၊ အစားကို၊ အာဟာရေတိ၊
 သုံးဆောင်၏။ ဒေါယ၊ မြူးတူးခြင်းငှါ၊ နေဝအာဟာရေတိ၊ မသုံးဆောင်၊
 မဒေါယ၊ မာန်ဖြင့်ချစ်ခြင်းငှါ၊ နအာဟာရေတိ၊ မသုံးဆောင်၊ မဏ္ဍနာယ၊ တန်
 ဆာဆင်ခြင်းငှါ၊ နအာဟာရေတိ၊ မသုံးဆောင်၊ ဝိဘူသနာယ၊ အသားအ
 ရေကိုတင့်တယ်စေခြင်းငှါ၊ နအာဟာရေတိ၊ မသုံးဆောင်၊ ယာဝဒေဝ၊
 အကြင်မျှလောက်၊ ဣမဿကာယဿ၊ ဤရူပကာယကို၊ ဝိတိယော၊ ဖြစ်စွာ
 တည်စေခြင်းငှါ၊ ယာပနာယ၊ ဇိဝိတိန္ဒြေတံ၊ မျှစေခြင်းငှါ၊ ဝိဟိံသုပရတိ၊
 ယာ၊ မွတ်သိပ်ခြင်းကိုကင်းငြိမ်းစေခြင်းငှါ၊ ဗြဟ္မစရိယာနုဂ္ဂဟာယ၊ သာသ
 နာတတ်ကိုခြီးခြောက်ခြင်းငှါ၊ အာဟာရေတိ၊ သုံးဆောင်၏။ ဣတိန္နမိနု
 ကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ပုရာဏံ၊ မစားခြင်းကြောင့်ဖြစ်



လတ္တံ့သော၊ ဝေဒနာ၊ ဝေဒနာကိုလည်း၊ ပရိဟနိမိ၊ ပျောက်၏၊ နဝံ၊ အ
လွန်စားခြင်းကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာကိုလည်း၊ နုဥပ္ပါဒေသော
မိ၊ မဖြစ်စေအံ့ဟူ၍၊ အာဟာရေတိ၊ သုံးဆောင်၏၊ မေ၊ ဝါအား၊ ယာကြာစ၊
မျှခြင်းသည် လည်းကောင်း၊ အနုဇ္ဈတာစ၊ အပြစ်မရှိသော အဖြစ်သည်
လည်းကောင်း၊ ဗာသုရိဟာရေစ၊ ချမ်းသာစွာ နေခြင်းသည် လည်း
ကောင်း၊ ဘာဝိယတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ အာဟာရေတိ၊ သုံးဆောင်၏၊
ယာဇေဝ၊ အကြင်မျှသောကံ၊ ရောပနတ္ထာယ၊ ပြေပြစ်စိမ့်သောငှါ၊ ဝဏံ၊
အမာကို၊ အာသိဗ္ဗယုယထာ၊ လိမ်းကျံသကဲ့သို့လည်းကောင်း၊ ယထာဝါ
အကြင်အခြင်းအရာဖြင့်လည်း၊ ယာဝဒေဝ၊ အကြင်မျှသောကံ၊ ဘာသော၊
ဝန်ကို နိတ္တရဏတ္ထာယ၊ ထုတ်ခြင်းအကျိုးငှါ၊ အလွန်၊ ဝင်ရိုးကို၊ အတ္တဗ္ဗေယျ
ယထာဝါ၊ ထည်းစာထိုးရာသကဲ့သို့လည်းကောင်း၊ ယာဝဒေဝ၊ အကြင်မျှ
သောကံ၊ ကန္တာရသော၊ ခရီးခဲမှ၊ နိတ္တရဏတ္ထာယ၊ ထွက်မြောက်ခြင်းအကျိုး
ငှါတည်း၊ ပုတ္တမိသံ၊ သား၏အသားကို၊ အာဟာရံ၊ အဟာကို၊ အာဟာရေ
ယုယထာ၊ ဆောင်ရာသကဲ့သို့လည်းကောင်း၊ ဇေမေဝ၊ ဤအတူသာလျှင်၊
သောဝစ္စေကသမ္ပုဒ္ဓါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊ သောဝနိသော၊ အသင့်အား
ဖြင့်၊ ပရိဟနိ၊ ပညာဖြင့်ဆင်ခြင်၍၊ အာဟာရံ၊ အဟာရကို၊ အာဟာရေတိ၊
သုံးဆောင်၏၊ ဒေါယ၊ မြူတူးခြင်းငှါ၊ အာဟာရံ၊ အဟာကို၊ နေဝအာဟာ
ရေတိ၊ မသုံးဆောင်၊ မဒါယ၊ မာန်ရစ်ခြင်းငှါ၊ နအာဟာရေတိ၊ မသုံး
ဆောင်၊ မဏ္ဍနာယ၊ တန်ဆာဆင်ခြင်းငှါ၊ နအာဟာရေတိ၊ မသုံးဆောင်၊
ပိဿာနာယ၊ အသားအရေကိုတင့်တယ်စေခြင်းငှါ၊ နအာဟာရေတိ၊ မသုံး
ဆောင်၊ ယာဝဒေဝ၊ အကြင် မျှသောကံသာလျှင်၊ ဣမသကံ၊ ယသော၊ ဤ
ကာရဏကာယကို၊ ဖြစ်လတ္တံ့၊ တည်စိမ့်သောငှါ၊ ပာပနာယ၊ ဇီဝိတိန္ဒြေကို
မျှစိမ့်သောငှါ၊ ဝိတိ၊ သုခရက်ယာ၊ ဖွတ်သိပ်ခြင်းကို၊ ငြိမ်းစိမ့်သောငှါ၊ ပြာဟ္မ
စရိယာနုဂ္ဂဟာယ၊ သာသနာတော်ကို ခြီးမြှောက်ခြင်းငှါ၊ အာဟာရေတိ၊
သုံးဆောင်၏၊ ဣတိဣမိနာ၊ ဤသို့သောအကြောင်းဖြင့်၊ ပုရာဏံ၊ မစားခြင်း
ကြောင့် ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာကိုလည်း၊ ပရိဟနိမိ၊ ပျောက်၏၊ နဝံ၊
အလွန်စားခြင်းကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာကိုလည်း၊ နုဥပ္ပါဒေသော
မိ၊ မဖြစ်စေအံ့ဟူ၍၊ အာဟာရေတိ၊ သုံးဆောင်၏၊ မေ၊ ဝါအား၊ ယာကြာစ၊
မျှခြင်းသည် လည်းကောင်း၊ အနုဇ္ဈတာစ၊ အပြစ်မရှိသော အဖြစ်သည်
လည်းကောင်း၊ ဗာသုရိဟာရေစ၊ ချမ်းသာစွာ နေခြင်းသည် လည်းကောင်း၊
ဘာဝိယတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ အာဟာရေတိ၊ သုံးဆောင်၏၊ ရသ

တဏှာယ၊ ရသောကိဘင်သောတဏှာမှ၊ အာရတော၊ ဝေးစွာကြဉ်၏၊ ဝိရ
တော၊ အထူးသဖြင့်ကြဉ်၏၊ ပရိဝိရဟော၊ တစာနအထူးသဖြင့် ကြဉ်၏၊
နိက္ခန္တော၊ ထွက်၏၊ နိဿဇော၊ စွန့်၏၊ ဝိပ္ပရက္ခော၊ လွတ်၏၊ ဝိသညက္ခော၊
မဟဉ်၊ ဝိပရိယာဒိကတေန၊ အပိုင်းအခြားကင်းသော၊ စေတသာ၊ စိတ်ဖြင့်၊
ဝိဘရတိ၊ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ ရသေသုဂေဓံ အကာရန္တိ ပဒသာ၊
ရသေသုဂေဓံ အကာရံဟူသောပုဒ်၏၊ အက္ခော၊ အနက်တည်း၊ အလောလော
တိက္ခော၊ အလောလောဟူသောဤပုဒ်၌၊ တဏှာ၊ တဏှာကို၊ လောလုပ္ပံ၊
လောလုပ္ပဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ယောရာဂေါ၊ အကြင်တပ်ခြင်းရာဂသည်
လည်းကောင်း၊ ယောသာရာဂေါ၊ အကြင်ဖြင်းစွာတပ်ခြင်းရာဂသည်လည်း
ကောင်း၊ (ပ)၊ ယောအဘိဇ္ဈာ၊ အကြင်လိုချင်ခြင်းသည်၎င်း၊ ယောလောသော၊
အကြင် လောဘ သည်၎င်း၊ ယံအကုသလမူလံ၊ အကြင် အကုသိုလ်မူလ
သည်၊ အတ္ထိ၊ ရှိ၏၊ လောလုပ္ပေါ၊ လျှပ်ပေါသော၊ သာလောလုပ္ပိတဏှာ၊ ထို
လျှပ်ပေါသောတဏှာကို၊ တသပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊
ပတိနာ၊ ပယ်အပ်ပြီးဥစ္စန္တိမူလော၊ ဖြတ်အပ်သောအမြစ်အရင်းရှိပြီး၊ တာလာ
ဝတ္ထုကတာ၊ ထန်းပင်ခုတ်ကဲ့သို့ ပြုအပ်ပြီးအနုဘာဝံ၊ တစာနမဖြစ်ခြင်းသို့၊
ဂတာ၊ ဖောက်ကုန်ပြီး၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒေဗ္ဗာ၊ မဖြစ်ခြင်းသ
ဘောရှိပြီး၊ တသ္မာ၊ ထိုကြောင့်၊ ပစ္စေကသမ္ပုဒ္ဓေါ၊ ပစ္စေကသမ္ပုဒ္ဓါသည်၊ အ
လောလော၊ လျှပ်ပေါခြင်းတဏှာမရှိ၊ ဣတိအယံ၊ ဤသည်ကား၊ ရသေသု
ဂေဓံ အကာရံ အလောလောတိပဒသာ၊ ရသေသုဂေဓံ အကာရံ အလောလော
ဟူသောပုဒ်၏၊ အက္ခော၊ အနက်တည်း၊ အနညပေါသိယပဒါနစာရီတိက္ခော၊
အနညပေါသိယပဒါနစာရီဟူသောဤပုဒ်၌၊ အနညပေါသိတိ၊ အနညပေါ
သိဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊ အတ္ထာန
ညေဝပေါသိတိ၊ မိမိ၏ မှန်သုဖြစ်သောကိလေသာဟူသော အတ္တတောကို
မွေးခြင်းမရှိသည် ဖြစ်၍သာလျှင်၊ စရတိ၊ သွား၏၊ အနညပေါသိ၊ ကိ
လေသာကိုမွေးမြူခြင်းမရှိသော၊ အညာတန္တံ၊ ကိလေသာကို လွန်ပြီး
သော၊ သာရေသု၊ သိယဟူသော အနှစ်တို့၌၊ သုပတိဋ္ဌိတံ၊ ကောင်းစွာတည်
သော၊ ဝိသာသဝံ၊ တန္တံ၊ ကုန်ပြီးသော အာသဝေါရှိသော၊ နိဒ္ဒေါသံ၊ ဒေါသ
ကင်းပြီးသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏန္တိ၊ မကောင်းမှုကို ပြုပြီးသောသူဟူ
၍၊ အဟံ၊ ပါသည်၊ ဗြူမိ၊ ဟောတော်မူ၏၊ အနညပေါသိယပဒါန စာရီ
တိ၊ အနညပေါသိယပဒါန စာရီဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထို
အရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဝုပ္ပန္နာမဟံ၊ နနက်အခါ၌၊ နိဝါသေတွာ၊ သင်း



မိုက်ကိုပြင်ဝတ်ဝတ်၍၊ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို၊ အာဒါယ၊ ယု၍၊ ဂါမံ
 ဝါ၊ ရှာယိုလည်းကောင်း၊ နိဂမံဝါ၊ နိဂုံးယိုလည်းကောင်း။ ပိဏ္ဍာယ၊ ဆွမ်း
 အယိုငှါ လည်းကောင်း၊ ပပိသတိ၊ ဝင်၏။ ရက္ခိတေနေဝ၊ စောင့်ရှောက်
 အပ်သည် သာယျာန်ဖြစ်သော၊ ကာယေန၊ ကိုယ်ဖြင့်၊ ရက္ခိတာယ၊ စောင့်ရှောက်
 အပ်သော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ရက္ခိတေန၊ စောင့်ရှောက်အပ်သော၊ စိတ္တေန၊
 စိတ်ဖြင့်၊ ဥပဋ္ဌိတာယ၊ ထင်သော၊ သတိယာ၊ သတိဖြင့်၊ သံဝုတေဟိ၊ စောင့်
 ရှောက်အပ်ကုန်သော၊ ဣန္ဒြိယေဟိ၊ စက္ခု၊ စသော၊ ဣန္ဒြိယံ၊ ဤဖြင့်၊ ဩက္ခိန္တ၊ စက္ခု၊
 အောက်ယိုချသော၊ မျက်စိရှိသည်ဖြစ်၍၊ ဣရိယာပထသမ္ပန္နော၊ ဣရိယာ
 ဝက်နှင့်ပြည့်စုံသည်ဖြစ်၍၊ ကုယာကုယံ၊ သူကြွယ်မျိုးသူဆင်းရဲမျိုးကို၊
 အနောတိက္ကမန္တော၊ မလွန်မူ၍၊ ပိဏ္ဍာယ၊ ဆွမ်းအယိုငှါ၊ စရတိ၊ သွား၏။
 ဣတိအယံ၊ ဤသည်ကား၊ အနုညပေါသီ သပဒါနစာနိတိပဒယ၊ အနုည
 ပေါသီ သပဒါနစာနိတုယောဝုဒ်၏။ အတ္ထော၊ အနက်တည်း။ ကုယေကုယေ
 အပ္ပနိဗ္ဗစိတ္တောဟိ၊ ကုယေ ကုယေ အပ္ပနိဗ္ဗစိတ္တောဟူသည်ကား၊ ဇ္ဇိတိ၊
 နှစ်ပါးကုန်သော၊ ကာချအာဟိ၊ အကြောင်းတို့ဖြင့်၊ ပနိဗ္ဗစိတ္တော၊ ဖွဲ့သော
 စိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အတ္တနံဝါ၊ မိမိကိုယ်ကိုလည်း။ နိဝံဋ္ဌပေ
 န္တော၊ နှိပ်ချာထွက်၊ ပရံ၊ သူတပါးကို၊ ဥစ္စံဋ္ဌပေန္တော၊ ဖြောက်စားထွက်၊
 ပနိဗ္ဗစိတ္တော၊ ဖွဲ့သောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အတ္တနံဝါ၊ မိမိကိုယ်
 ကိုလည်း။ ဥစ္စံဋ္ဌပေန္တော၊ ဖြောက်စားထွက်၊ ပရံ၊ သူတပါးကို၊ နိဝံဋ္ဌပေ
 န္တော၊ နှိပ်ချာထွက်၊ ပနိဗ္ဗစိတ္တော၊ ဖွဲ့သောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။
 ကထံ၊ အဘယ်သို့သျှင်၊ အတ္တနံ၊ မိမိကိုယ်ကို၊ နိဝံဋ္ဌပေန္တော၊ နှိပ်ချ
 ထွက်၊ ပရံ၊ သူတပါးကို၊ ဥစ္စံဋ္ဌပေန္တော၊ ဖြောက်စားထွက်၊ ပနိဗ္ဗစိ
 ဣတ္တော၊ ဖွဲ့သောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်သည်။ တုဋ္ဌော၊ သင်တို့သည်။
 မေ၊ ဝါ၊ အား၊ ဗဟုပကောရာ၊ များသော ကျေးဇူးရှိကုန်၏။ အဟံ၊ ဝါသည်။
 တုဋ္ဌောသင်တို့ကို၊ နိဿယ၊ ဖြစ်၍၊ စိရပိဏ္ဍပါတံ၊ သေနာသနာနိဿယန ပစ္စ
 ယကောသန္တ ပရိက္ခာနံ၊ သင်္ကန်းဆွမ်း ကျောင်းသူနာတို့၏ အသက်အရံ
 အတားအဆောက်အဦဖြစ်သော ဝေးကို၊ လတာမိ၊ ရ၏။ ယေပိ၊ အကြင်
 သူတပါးတို့သည်လည်း။ မေ၊ ဝါ၊ အား၊ ဒါတုံ၊ ဝါ၊ ပေးခြင်းငှါ လည်းကောင်း။
 ကာတုံ၊ ဝါ၊ ပြုခြင်းငှါ လည်းကောင်း။ တုဋ္ဌောသင်တို့ကို၊ နိဿယ၊ ဖြစ်၍၊
 တုဋ္ဌောသင် တို့ကို၊ ပဿန္တာ၊ ရှုကုန်ထွက်၊ မညန္တိ၊ အောက်မေ့ကုန်၏။ မေ၊
 ဝါ၊ အား၊ ပေါချာထံ၊ ရှေး၌ဖြစ်သော၊ မာတာပေတ္တိကံ၊ မိဘတို့၏ဥစ္စာဖြစ်
 သော၊ ယံနာမဂေါတ္တံ၊ အကြင်အမည်အမျိုးသည်လည်း။ အတ္ထိ ရှိ၏။ ဝံပိ၊

ထိုအမည်သည်လည်း၊ မေ၊ ငါ့အား၊ အန္တရဟိတံ၊ မျက်ကွယ်ဖြစ်၏။ ထုရှေ
ဟိ၊ သင်တို့ကြောင့်၊ အဟံ၊ ငါသည်၊ အသုကဿကုလုပကော၊ ဤအမည်
ရှိသောအမျိုး ဒါသကာအိမ်သို့ ကပ်ရောက်သောသူ၊ အသုကယကုလုပ
ကောတိ၊ ဤမည်သောအမျိုးဒါယိကာမအိမ်သို့ ကပ်ရောက်သောသူဟူ၍၊
ဥပယာမိ၊ ထင်ရှားဖြစ်၏။ ဧဝံ၊ ဤသို့၊ အတ္တာနံ ဝါ၊ မိမိကိုယ်ကိုသော်လည်း၊
နိဝံဋ္ဌပေန္တော၊ နှိပ်ချထွက်၊ ပရံ၊ သူတပါးကို၊ ဥစ္စံဋ္ဌပေန္တော၊ ခြောက်စား
ထွက်၊ ပရိပန္နမိတ္တော၊ ဖွဲ့သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ ကတံ၊ အတယ်
သို့သျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဥစ္စံဋ္ဌပေန္တော၊ ခြောက်စားထွက်၊ ပရံ၊
သူတပါးကို၊ နိဝံဋ္ဌပေန္တော၊ နှိပ်ချထွက်၊ ပရိပန္နမိတ္တော၊ ဖွဲ့သောစိတ်ရှိသည်၊
ဟောတိ၊ ဖြစ်သည်နည်း၊ အဟံ၊ ငါသည်၊ တုမှာကံ၊ သင်တို့အား၊ ဗဟူပကာ
ရော၊ များသောဇေယျးဇူးရှိ၏။ ထုရှေ၊ သင်တို့သည်၊ ဧဝံ၊ ငါ့ကို၊ အာဂဏ္ဏံ၊ ခွဲ၍၊
ဗုဒ္ဓံ၊ မြတ်စွာထုချားကို၊ သရတံ၊ ကိုးကွယ်ရာဟူ၍၊ ဝတော၊ ဆည်းကပ်ကုန်
၏။ ဓမ္မံ၊ တရားတော်ကို၊ သရတံ၊ ကိုးကွယ်ရာဟူ၍၊ ဝတော၊ ဆည်းကပ်
ကုန်၏။ သံဃံ၊ သံဃာတော်ကို၊ သရတံ၊ ကိုးကွယ်ရာဟူ၍၊ ဝတော၊ ဆည်း
ကပ်ကုန်၏။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ပရိပရတာ၊
ကြဉ်ကုန်၏။ အဒိန္နာဒါနာ၊ အရှင်သည်ကိုယ်နှုတ်၍ ဖြင့်မပေးအပ်သော
သူတပါး၏ ဥစ္စာကို ခိုးယူခြင်းမှ၊ ပရိပရတာ၊ ကြဉ်ကုန်၏။ ကာမေသုမိစ္ဆာ
စာရာ၊ ကာရေတံ၊ ဘုံ၌ မှားသော အကျင့်မှ၊ ပရိပရတာ၊ ကြဉ်ကုန်၏။ ရဿ
ဝါဒါ၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းမှ၊ ပရိပရတာ၊ ကြဉ်ကုန်၏။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ၊ မှေးလျှော့ခြင်းရစ်ခြင်း၏ အကြောင်းဖြစ်
သော သေအရက်ကို သောက်ခြင်းမှ၊ ပရိပရတာ၊ ကြဉ်ကုန်၏။ တုမှာကံ၊
သင်တို့အား၊ အဟံ၊ ငါသည်၊ ဥဒ္ဓေသံ၊ ပါဠိကို၊ ဒေမိ၊ ပေး၏။ ပရိပုစ္ဆံ၊ အဋ္ဌ
ကထာကို၊ ဒေမိ၊ ပေး၏။ ဥပေါသထံ၊ ဥပုသ်ကို၊ အာပိက္ခံမိ၊ ကြား၏။ နဝကမ္ပံ
အမှုသစ်ကို၊ အပိဋ္ဌာဝိ၊ ဆောက်တည်၏။ အထပန၊ ထိုသို့လည်း ဖြစ်စေကာ
မူ၊ ဟုရှေ၊ သင်တို့သည်၊ ဧဝံ၊ ငါ့ကို၊ ဥဇ္ဈိတွာ၊ စွန့်၍၊ အညော၊ တပါးသောသူ
တို့ကို၊ သက္ကဏှာယ၊ အံရိအသေပြုလေကုန်၊ ဂရုံကရောထ၊ အလေ့အမြတ်
ပြုလေကုန်၊ မာနေထ ခြတ်နိုးလေကုန်၊ ပူဇထ၊ ပူဇော်လေကုန်၊ ဣတိ ဧဝံ၊
ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဥစ္စံဋ္ဌပေန္တော၊ ခြောက်စားထွက်၊ ပရံ၊ သူတ
ပါးကို၊ နိဝံဋ္ဌပေန္တော၊ နှိပ်ချထွက်၊ ပရိပန္နမိတ္တော၊ ဖွဲ့သောစိတ်ရှိသည်၊ ဟော
တိ၊ ဖြစ်၏။ ကုလေကုလေ ပရိပန္နမိတ္တောတိ၊ ကုလေကုလေ ပရိပန္နမိတ္တော
ဟူသည့်ကား၊ သောပဋ္ဌကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ကုလ

ပလိဗောဓေန၊ အပျိုး၌ ကြောင့်ကြခြင်းဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့သော
 စိတ်ရှိ၏၊ ဂဏပလိဗောဓေန၊ ဂိုဏ်း၌ကြောင့်ကြခြင်းဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊
 မဖွဲ့သောစိတ်ရှိ၏၊ အာဝါသပလိဗောဓေန၊ ကျောင်း၌ ကြောင့်ကြခြင်း ဖြင့်၊
 အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့သောစိတ်ရှိ၏၊ ဝိဝရပလိဗောဓေန၊ သင်္ကန်း၌ကြောင့်
 ကြခြင်းဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့သောစိတ်ရှိ၏၊ ဝိဏ္ဏပါဘပလိဗောဓ
 န၊ ဆွမ်း၌ကြောင့်ကြခြင်းဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့သောစိတ်ရှိ၏၊ သေနာ
 သနပလိဗောဓေန၊ ကျောင်း၌ ကြောင့်ကြခြင်းဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့
 သောစိတ်ရှိ၏၊ ဂိဿနပစ္စယ ဘောသဇ္ဇပရိက္ခာရ ပလိဗောဓေန၊ သူနာ၏
 အသက်အရံ အထား အကောက် အညီဖြစ်သော ဆေး၌ ကြောင့်ကြခြင်း
 ဖြင့်၊ အပ္ပမ္ဘိဗန္ဓဝိတ္တော၊ မဖွဲ့သောစိတ်ရှိ၏၊ ဣတိအယံ၊ ဤသည်ကား၊ ကုလေ
 ကုလေအပ္ပမ္ဘိဗန္ဓဝိတ္တောတိပဒဿ၊ ကုလေကုလေအပ္ပမ္ဘိဗန္ဓဝိတ္တောဟူသော
 ပုဒ်၏အဋ္ဌော၊ အနတ်ဘည်း၊ ဧကော၊ တပါးတည်း၊ ခုတ္တိ သာဏကပ္ပေါ၊ ကြံ
 ချီနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထို
 အရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊ ရသေသုဂေဓံအကရံ အလောလော၊ အနည
 ပေါဘိသပဒါနစာရီ၊ ကုလေကုလေအပ္ပမ္ဘိဗန္ဓဝိတ္တော၊ ဧကောစရေခုတ္တိသာ
 ဏကပ္ပေါ ဟိ၊ ရသေသုဂေဓံအကရံအလောလော၊ အနညပေါဘိသပဒါန
 စာရီ၊ ကုလေကုလေအပ္ပမ္ဘိဗန္ဓဝိတ္တော၊ ဧကောစရေခုတ္တိသာဏကပ္ပေါဟူ၍၊
 အာဟ၊ ဟောတော်မူပြီ၊ တတိယာဝဂ္ဂေါ၊ တတိယဝဂ်သည်၊ နိဗ္ဗိတော၊
 ပြီးခြင်းသို့ရောက်ပြီ။



စေတသောစိတ်ကို၊ ပညာဝရဏာနိ၊ စိတ်ပင်တတ်သော ငါးပါးသော
 နိဝရဏာတို့ကို၊ ပဟာယ၊ ပယ်စွန့်၍၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဥပတ္တိ
 သေသေ၊ စိတ်ကိုနှိပ်စက်ဟတ်ကုန်သော အဘိဇ္ဈာစသည်တို့ကို၊ ဗျပနုဇ္ဇ၊
 ဂိပဿနာမဂ်ဖြင့်နှုတ်၍၊ အနိဿိတော၊ မိစ္ဆာဒိဋ္ဌိကိုမရှိမူ၍၊ သေနေဟ
 ဒေါသံ၊ တဏှာဟူသောအပြစ်ကို၊ ဧ ဆတု၊ ဖြတ်၍၊ အဓိဂတော၊ ပစ္စေက
 ဗောဓိဉာဏ် ရှိသည်ဖြစ်၍၊ ဧကော၊ တပါးတည်း၊ ခုတ္တိသာဏကပ္ပေါ၊
 ကြံချီနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ ပဟာယပညာဝရဏာနိစေတသောတိ၊
 ပဟာယပညာဝရဏာနိစေတသော ဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊
 ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ကာမတ္ထန္နနိဝရဏံ၊ ကာမတ္ထန္နနိဝရဏကို
 ပဟာယ၊ ပယ်၍၊ ပဇဟိတွာ၊ စွန့်၍၊ ဝိနာဒေတွာ၊ ဖျောက်၍၊ ဗျန္တိံ၊ ကင်း
 သည်ကို၊ ကရိတွာ၊ ပြု၍၊ အနဘာဝံ၊ တဘန်မဖြစ်ခြင်းသို့၊ ဂမိတွာ၊ ရောက်
 ၍၊ ဗျာပါဒနိဝရဏံ၊ ဗျာပါဒနိဝရဏကို လည်းကောင်း၊ ထံနုမိဒ္ဓနိဝရဏံ၊

ထိနမိဒ္ဓနိဝရဏာကိုလည်းကောင်း၊ ဥဒ္ဓစ္စကုတ္တုစွနိဝရဏံ၊ ဥဒ္ဓစ္စကုတ္တုစွနိဝရ
 ဏာကိုလည်းကောင်း၊ ဝိစိကိစ္ဆာနိဝရဏံ၊ ဝိစိကိစ္ဆာနိဝရဏာကို လည်း
 ကောင်း၊ ပဟာယ၊ ပပင်၍၊ ပဇဟိတွာ၊ စွန့်၍၊ ဝိနောဒေတွာ၊ ပျောက်၍၊
 ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊ အနာဘာဝံ၊ တာဝန်မဖြစ်ခြင်းသို့၊ ဂမိ
 တွာ၊ ရောက်၍၊ ကာမေဟိ၊ ကာမဂုဏ်တို့မှ၊ ဝိဝေဇ္ဇေ၊ ဆိတ်၍သာလျှင်၊ အ
 ကုသဇေဟိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ၊ တရားတို့မှ၊ ဝိဝေဇ္ဇေ၊
 ဆိတ်၍သာလျှင်၊ သမိတက္ကံ၊ မိတာန်နှင့်သက္ကဖြစ်သော၊ သမိစာရံ၊ စိစာ
 ရနှင့်တက္ကဖြစ်သော၊ ဝိဝေကဇံ၊ နိဝရဏတို့၏ကင်းခြင်းကြောင့်ဖြစ်သော၊
 ဝိဘိသုခံ၊ ဝိဘိသုခရှိသော၊ ပဋ္ဌမံဈာနံ၊ ပဋ္ဌမဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ
 ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ ပဟာယပဉ္စာဝရဏာနိဝေ
 တသောတိပဒဿ၊ ပဟာယပဉ္စာ ဝရဏာနိဝေတသော ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ဥပတ္တိဇေထေဗျပနုဇ္ဇသဗ္ဗေတိ၊ ဥပတ္တိဇေထေ
 ဗျပနုဇ္ဇသဗ္ဗေဟူသည်ကား ရာဂေါ၊ ရာဂသည်၊ စိတ္တသ၊ စိတ်ကို၊ ဥပတ္တိ
 ဇေထေ၊ ကပ်၍နှိပ်စက်တတ်၏၊ ခေါသသည်၊ စိတ္တသ၊
 စိတ်ကို၊ ဥပတ္တိဇေထေ၊ ကပ်၍နှိပ်စက်တတ်၏၊ မောဟော၊ မောဟ
 သည်၊ စိတ္တသ၊ စိတ်ကို၊ ဥပတ္တိဇေထေ၊ ကပ်၍နှိပ်စက်တတ်၏၊ ကော
 ဝော၊ အမျက်ထွက်ခြင်းသည်၊ ဥပနာဟော၊ ရန်ညှိုးဖွဲ့ခြင်းသည်၊ (၀)၊
 သဗ္ဗကုသသာဘိသင်္ခါရာ၊ အလုံးစုံသောအကုသိုလ်အဘိသင်္ခါရတို့သည်၊
 စိတ္တသ၊ စိတ်ကို၊ ဥပတ္တိဇေထေ၊ ကပ်၍နှိပ်စက်တတ်ကုန်၏၊ ဥပတ္တိဇေ
 ထေဗျပနုဇ္ဇသဗ္ဗေတိ၊ ဥပတ္တိဇေထေဗျပနုဇ္ဇသဗ္ဗေ ဟူသည်ကား၊ သဗ္ဗေ၊
 ခပ်သိမ်းကုန်သော၊ စိတ္တသ၊ စိတ်ကို၊ ဥပတ္တိဇေထေ၊ ကပ်၍နှိပ်စက်တတ်
 ကုန်သောရာဂ စသည်တို့ကို၊ ဗျပနုဇ္ဇ၊ နှုတ်၍၊ ပနုဒိတွာ၊ နှုတ်၍၊ ပဇဟိတွာ၊
 စွန့်၍၊ ဝိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊
 အနာဘာဝံ၊ တာဝန်မဖြစ်ခြင်းသို့၊ ဂမိတွာ၊ ရောက်၍၊ ဣတိအယံ၊ ဤသည်
 ကား၊ ဥပတ္တိဇေထေ ဗျပနုဇ္ဇသဗ္ဗေတိပဒဿ၊ ဥပတ္တိဇေထေဗျပနုဇ္ဇသဗ္ဗေ
 ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အနိသိတော၊ ဆေတွာ သေ

နဟဒေါသန္တိတ္ထေ၊ အနိသိတော ဆေတွာ သေနာ ဒေါသ်ဟူသောဤ
 ပါဠိ၌၊ အနိသိတောတိ၊ အနိသိတော ဟူသည်ကား၊ နိဿယော၊ မှီရာ
 တို့သည်၊ တဏှာနိဿယောစ၊ တဏှာဟူသောမှီရာ လည်းကောင်း၊ မိဋ္ဌိ
 နိဿယောစ၊ မိဋ္ဌိဟူသောမှီရာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ခန္ဓ၊ နှစ်ပါးတို့
 တည်း၊ (၁)၊ အယံ၊ ဤသည်ကား၊ တဏှာနိဿယော၊ တဏှာဟူသောမှီရာ

မည်၏(ပ)၊ အယံ၊ ဤသည်ကား၊ ဒိဋ္ဌိနိဿယော၊ ဒိဋ္ဌိဟူသောငြိရာမည်၏၊
 သေနဟောတိ၊ သေနဟောဟူသည်ကား၊ သေနဟာ၊ ချစ်ခြင်းတို့သည်၊
 တဏှာသေနဟော၊ တဏှာဟူသောချစ်ခြင်း လည်းကောင်း၊ ဒိဋ္ဌိသေန
 ဟော၊ ဒိဋ္ဌိဟူသောချစ်ခြင်း လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒါ၊ နှစ်ပါးတို့
 တည်း(ပ) အယံ၊ ဤသည်ကား၊ တဏှာသေနဟော၊ တဏှာဟူသောချစ်
 ခြင်းမည်၏(ခ) အယံ၊ ဤသည်ကား၊ ဒိဋ္ဌိသေနဟော၊ ဒိဋ္ဌိဟူသောချစ်ခြင်း
 မည်၏၊ ဒေါသောတိ၊ ဒေါသောဟူသည်ကား၊ ဝိတ္တံ၊ ဝိတ်၏၊ ယောအာ
 စာ၊ ယော၊ အကြင်ဗျက်ခြင်းသည်လည်းကောင်း၊ ယောပဋိစာ၊ ယော
 အကြင် အတန်တစ်ခုဗျက်ခြင်းသည် လည်းကောင်း၊ ယံပဋိစာ၊ အ
 ကြင်ဝိတ်ပါးခြင်းသည်လည်းကောင်း၊ ယောပဋိဝိနော၊ အကြင်ဆန့်ကျင်
 ခြင်းသည်လည်းကောင်း၊ ယောကောပေါ၊ အကြင်ပျက်ခြင်းသည် လည်း
 ကောင်း၊ ယောပကောပေါ၊ အကြင်အပြားအား ဖြင့်ပျက်ခြင်းသည်လည်း
 ကောင်း၊ ယောသံပကောပေါ၊ အကြင်အလွန်ပျက်ခြင်းသည်လည်းကောင်း၊
 ယောဒေါသော၊ အကြင်ပျက်ဆီးခြင်းသည် လည်းကောင်း၊ ယောဒေါ
 သော၊ အကြင်အပြားအားဖြင့်ပျက်ဆီးခြင်းသည်လည်းကောင်း၊ ယောသံပ
 ဒေါသော၊ အကြင်အလွန်ပျက်ဆီးခြင်းသည်လည်းကောင်း၊ ဝိတ္တံ၊ ဝိတ်
 ၏၊ ယာဗျာပတ္တိ၊ အကြင်မတူသောအဖြစ်သည် လည်းကောင်း၊ ယောမနော
 ပဒေါသော၊ အကြင်ဝိတ်ကိုပျက်ဆီးခြင်းသည်လည်းကောင်း၊ ယောကော
 ပေါ၊ အကြင်အပျက်ထွက်ခြင်းသည်လည်းကောင်း၊ ယောကုဏ္ဍနာ၊ အကြင်
 အပျက်ထွက်သောအခြင်းအရာသည် လည်းကောင်း၊ ယံကုဏ္ဍိတတ္ထံ၊ အ
 ကြင်အပျက်ထွက်သောသုဇ္ဈိအဖြစ်သည်လည်းကောင်း၊ ယောဒေါသော၊
 အကြင်ပျက်ဆီးတတ်သောတရားသည် လည်းကောင်း၊ ယာဒုဿနာ၊ အ
 ကြင်ပျက်ဆီးသော အခြင်းအရာသည် လည်းကောင်း၊ ယံဒုဿိတတ္ထံ၊ အ
 ကြင်ပျက်ဆီးတတ်သော သူ၏ အဖြစ်သည်လည်းကောင်း၊ ယာဗျာပတ္တိ၊
 အကြင်ပကတိသဘောကို စွန့်သဖြင့် ရောက်ခြင်းသည် လည်းကောင်း၊
 ယာဗျာပတ္တနာ၊ အကြင်ပက တိသဘောကို စွန့်သောအခြင်း အရာသည်
 လည်းကောင်း၊ ဝိတ္တံ၊ ဝိတ်၏၊ ယံစန္ဒိတ္ထံ၊ အကြင်ဗြင်းတန်းသည်၏အ
 ဖြစ်သည်လည်းကောင်း၊ ယောအာသုရောပေါ၊ အကြင်မကောင်း သဖြင့်မ
 ပြည့်စုံသောဆိုခြင်းသည်လည်းကောင်း၊ ဝိတ္တံ၊ ဝိတ်၏၊ ယာအနတ္တမန
 တာ၊ အကြင်မနှစ်သက်သည်၏ အဖြစ်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊
 အနိဿိသော၊ အတောအတွာသေနဟာဒေါသန္တိ၊ အနိဿိတော၊ အတော သေနဟာ

ဒေါသံ ဟူသည် ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊
 တဏှာသေနဟန္တ၊ တဏှာဟူသောချစ်ခြင်းကို လည်းကောင်း၊ ဒိဋ္ဌိသေန
 ဟန္တ၊ ဒိဋ္ဌိဟူသောချစ်ခြင်းကိုလည်းကောင်း၊ ဒေါသန္တ၊ ဟုတ်ဆီးခြင်းကိုလည်း
 ကောင်း၊ ဆေဝံတွာ၊ ဖြတ်၍၊ ဥန္တိန္ဒိတွာ၊ အထူးသဖြင့်ဖြတ်၍၊ သမုန္တိန္ဒိတွာ၊
 ကောင်းစွာဖြတ်၍၊ ပဇဟိတွာ၊ စွန့်၍၊ ပိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကင်း
 သည်ကို၊ ကရိတွာ၊ ပြု၍၊ အနဘာဝံ၊ တစာန်မဖြစ်ခြင်းသို့၊ ဝပိတွာ၊ ရောက်၍၊
 စက္ခု၊ စက္ခုကို၊ အနိသယိတော၊ မငြိ၊ သောတံ၊ သောကကို၊ အနိသယိတော၊ မငြိ၊
 (သ)၊ ဒိဋ္ဌသုဘမုတပိညာဘဗ္ဗေ မြင်အပ်ကြားအပ်သိအပ်ကုန်သော၊ ခဗ္ဗေ၊
 တရားတို့ကို၊ အနိသယိတော၊ မငြိ၊ အနုလ္လိနော၊ မကပ်၊ အနုပဝတော၊ မရောက်၊
 အနုန္တောသိတော၊ မသက်ဝင်၊ အနုမိမုတ္တော၊ နှလုံးမသွင်း၊ နိက္ခန္တော၊ ထွက်
 ၏၊ နိသုဇော၊ စွန့်၍၊ ပိပ္ပမုတ္တော၊ လွတ်၏၊ ပိသညုဗ္ဗော၊ မပျဉ်းပိပရိယာဒိ
 ကတောန၊ အပိုင်းအခြားကင်းသော၊ စေတသ၊ စိတ်ဖြင့်၊ ဝိဟရေတိ၊ နေ၏၊
 ဣဝိအသံ၊ ဤသည်ကား၊ အနိသယိတောသေတွာသေနဟန္တဒေါသန္တိပဒသာ၊
 အနိသယိတောသေတွာ သေနဟန္တဒေါသံဟူသောဝုန်၏၊ အတ္ထော၊ အနက်
 တည်း၊ ဇကော၊ တပါးတည်း၊ ခွဲဝိသုဒ္ဓါဏကဗ္ဗေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်
 ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊
 ပဟာယပညာဝရဏာနိစေတသောဥပတ္တိဗေသေဗျပနုဇ္ဇသဗ္ဗေအနိသယိတော
 သေတွာ သေနဟန္တဒေါသံဇကောစရေခွဲဝိသုဒ္ဓါဏကဗ္ဗေါတိ၊ ပဟာယပညာဝ
 ရဏာနိစေတသောဥပတ္တိဗေသေဗျပနုဇ္ဇသဗ္ဗေအနိသယိတော သေတွာသေန
 ဟန္တဒေါသံဇကောစရေခွဲဝိသုဒ္ဓါဏကဗ္ဗေါဟူ၍၊ အာဟာ၊ ဟောတော်မူ၏၊ ။
 သုခဗ္ဗေချမ်းသာကို လည်းကောင်း၊ ဒုက္ခဗ္ဗေဆင်းရဲကို လည်းကောင်း၊
 ဝုဗ္ဗော၊ ဈာန်၏ရှေ့အတို့ဥပစာရန္တိသာလ္လင်၊ ဝိဝိဋ္ဌိကတွာန၊ နောက်ပေးပြု၍၊
 သောမနသန္တံ၊ စိတ်၏ချမ်းသာခြင်းကိုလည်းကောင်း၊ ဒေါမနသန္တံ၊ စိတ်၏
 ဆင်းရဲခြင်းကိုလည်းကောင်း၊ ဝုဗ္ဗောစ၊ ဈာန်၏ရှေ့အတို့ဥပစာရန္တိသာလ္လင်၊
 ဝိဝိဋ္ဌိကတွာန၊ နောက်ပေးပြု၍ ဝိသုဇ္ဈံ၊ ကိုးပါးသောဆန့်ကျင် ဘက်တို့မှ
 လွတ်သည်ဖြစ်၍ အထူးသဖြင့်စင်ကြယ်သော၊ ဥပေက္ခံ၊ စတုတ္ထဈာန်ဥပေ
 က္ခာကို၊ သမုထံ၊ စတုတ္ထဈာန်သမုထကို၊ သဒ္ဓါန၊ ရပြီး၍၊ အဓိဝတော၊ ပစ္စေက
 ဗောဓိဥာဏ်ကိုရသည်ဖြစ်၍၊ ဇကော၊ တပါးတည်း၊ ခွဲဝိသုဒ္ဓါဏကဗ္ဗေါ၊ ကြံ့
 ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ ။ ဝိဝိဋ္ဌိကတွာနသုခံဒုက္ခဗ္ဗုဗ္ဗော စသောမ
 နသံဒေါမနသန္တံ၊ ဝိဝိဋ္ဌိကတွာန သုခံဒုက္ခဗ္ဗုဗ္ဗော စသောမနသံဒေါမ
 နသံဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်၊ သုခ

သာစ၊ သုခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခသ၊ စ၊ ဒုက္ခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ၊ ချာန်၏ရှေ့၊ အတို့ဥပစာ၌ သာလျှင်၊ သောမနဿဒေါမနဿာနံ၊ သောမနဿဝေဒနာဒေါမနဿဝေဒနာတို့၏ အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်၊ အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်သုခလည်းမဟုတ်သော၊ ဥပေက္ခာသတိပါရိသုန္ဒိ၊ ဥပေက္ခာသည်ဖြစ်စေအပ်သော သတိ၏စင်ကြယ်ခြင်းရှိသော၊ စတုတ္ထံချာနံ၊ စတုတ္ထရျာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ ဝိပိဋ္ဌိကတွာနသုခံဒုက္ခဉ္စ ပုဗ္ဗေဝစသောမနဿံဒေါမနဿန္တိ ပဒသ၊ ဝိပိဋ္ဌိကတွာနသုခံဒုက္ခဉ္စပုဗ္ဗေဝ စသောမနဿံဒေါမနဿံဟူသောဝုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ထဒ္ဓါနုပေက္ခံသမထံ ဝိသုဒ္ဓန္တိတ္ထေ၊ ထဒ္ဓါနုပေက္ခံသမထံဝိသုန္ဒိဟူသော ဤပါဠိ၌၊ ဥပေက္ခာတိ၊ ဥပေက္ခာဟူသည်ကား၊ စတုတ္ထရျာနော၊ စတုတ္ထရျာန်၌၊ ယာဥပေက္ခာ၊ အကြင်လျစ်လျူရှုခြင်းသည်လည်းကောင်း၊ ယာဥပေက္ခာနာ၊ အကြင်လျစ်လျူရှုသောအခြင်းအရာသည် လည်းကောင်း၊ ယာအတ္ထုပေက္ခာနာ၊ အကြင်အလွန်ရှုခြင်းသည်လည်းကောင်း၊ ယာဝိတ္တာသမတာ၊ အကြင်စိတ်၏မျှသောအဖြစ်သည်လည်းကောင်း၊ ယာဝိတ္တဝိသုတာ၊ အကြင်စိတ်၏မပြန်သည်၏ အဖြစ်သည်လည်းကောင်း၊ ဝိတ္တဿ၊ စိတ်၏၊ ယာမတ္ထတ္တတာ၊ အကြင်လျစ်လျူရှုသောအဖြစ်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ သမထောတိ၊ သမထောဟူသည်ကား၊ ဝိတ္တဿ၊ စိတ်၏၊ ယာဋ္ဌိတိ၊ အကြင်တည်ကြည်ခြင်းသည်လည်းကောင်း၊ ယာသတ္ထိတိ၊ အကြင်ကောင်းစွာတည်ခြင်းသည်လည်းကောင်း၊ ယာအဝဋ္ဌိတိ၊ အကြင်မြဲစွာတည်ကြည်ခြင်းသည်လည်းကောင်း၊ ယောအဝိသာဟာရော၊ အကြင်မရွှေ့ခြင်းသည် လည်းကောင်း၊ ယောအဝိက္ခာပေါ၊ အကြင်မပျံလွင့်ခြင်းသည်လည်းကောင်း၊ ယာအဝိသာပာဇုမာနဿာ၊ အကြင်မရွှေ့နိုင်သော စိတ်ရှိသော အဖြစ်သည်လည်းကောင်း၊ ယောသမထော၊ အကြင်သမထသည်လည်းကောင်း၊ ယံသမာမိဗ္ဗိယံ၊ အကြင်သမာမိဗ္ဗိသည်လည်းကောင်း၊ ယံသမာမိဗဏံ၊ အကြင်သမာမိဗိသိသသည်လည်းကောင်း၊ ယောသမ္ဘာသမာမိ၊ အကြင်သမ္ဘာ သမာမိသည်လည်းကောင်း၊ စတုတ္ထရျာနော၊ စတုတ္ထရျာန်၌၊ ယာဥပေက္ခာစ၊ အကြင်ဥပေက္ခာသည်လည်းကောင်း၊ ယောသမထောစ၊ အကြင်သမထသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ တောသဗ္ဗေ၊ ထိုအထူးစုံကိုသည်၊ သုဒ္ဓါ၊ စင်ကြယ်ကုန်သည်၊ ဝိသုဒ္ဓါ၊ အထူးသဖြင့်စင်ကြယ်ကုန်သည်၊ မဒိယောဒါတာ၊ ပြီးပြီ၊ ဖြတ်၍ကုန်သည်၊ အနက်တာ၊ ကိလေသာမရှိကုန်သည်၊ ဝိဂတုတ္တိလေသာ၊



ကင်းသော ညစ်ညူးခြင်း ရှိကုန်သည်၊ ရနုတူတာ၊ နူးညံ့စွာဖြစ်ကုန်သည်၊
 ကမ္မနိယာ၊ အဘိညာဉ်တန်းခိုးအား ခံ ကုန်သည်၊ ငြိတာ၊ စင်ကြယ်သောအ
 ဖြစ်၌တည်ကုန်သည်၊ အာနေဇ္ဇပတ္တာ၊ မတုန်မထွပ်ခြင်းသို့ရောက်ကုန်သည်
 ဟောန္တိ၊ ဖြစ်ကုန်၏၊ လဒ္ဓါနုပေက္ခံသမထံဝိသုဒ္ဓန္တိ၊ လဒ္ဓါနု ပေက္ခံသမထံဝိသု
 ဒ္ဓံဟူသည်ကား၊ စတုတ္ထံဈာန်၊ စတုတ္ထဗျာန်ဖြစ်သော၊ ဥပေက္ခဉ္စ၊ ဥပေက္ခာ
 ကိုလည်းကောင်း၊ သမထဉ္စ၊ သမထကိုလည်းကောင်း၊ လဒ္ဓါလဘိတွာ၊
 ရ၍၊ ဝိနိတွာ၊ ရ၍၊ ပဋိလဘိတွာ၊ တဘန်ရ၍၊ ဣတိအယံ၊ ဤသည်ကား၊
 လဒ္ဓါနုပေက္ခံသမထံဝိသုဒ္ဓန္တိ ပဒသ၊ လဒ္ဓါနုပေက္ခံသမထံဝိသုဒ္ဓံဟူသောစ
 ပုဒ်၏၊ အပ္ပေတာ၊ အနက်တည်း။ ဧကော၊ တပါးတည်း၊ ခဝဂ္ဂဝိသယကပျေ၊
 ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊
 ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဝိဒိဋ္ဌိကတွာနုသုခံဒုက္ခဉ္စပုဗ္ဗေဝစသော
 မနုဿံဒေါမနုဿံ လဒ္ဓါနုပေက္ခံ သမထံဝိသုဒ္ဓံ ဧကောစရေ ခဝဂ္ဂဝိသယ
 ကပျေတိ၊ ဝိဒိဋ္ဌိကတွာနုသုခံဒုက္ခဉ္စ ပုဗ္ဗေဝစသောမနုဿံဒေါမနုဿံလဒ္ဓါနု
 ပေက္ခံ သမထံဝိသုဒ္ဓံဧကော စရေခဝဂ္ဂဝိသယကပျေဟူ၍၊ အာဟာ၊ ဟော
 တော်မူပြီ။ ။

ပရမတ္ထပတ္တိယာ၊ နိဗ္ဗာန်ဟူသော မြတ်သောအကျိုးသို့ ရောက်ခြင်းငှါ၊
 အာရဒ္ဓဝိရိယော၊ အားထုတ်အပ်သောဝီရိယရှိသည်လည်းကောင်း၊ အထိ
 နဂိတ္ထော၊ ဝီရိယဟူသောအစွမ်းဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ မတွန့်
 သောစိတ်ရှိသည်လည်းကောင်း၊ အကုလိတဂုတ္တိ၊ ရပ်ခြင်းထိုင်ခြင်းစ
 သောကိုယ်၏ ပျင်းရိခြင်းမရှိ သည်လည်းကောင်း။ ဒဠ္ဇနိတ္တမော၊ မြဲမြံစွာ
 မဆုတ်မနိုးသော်အပ်သော ဝီရိယရှိသည်လည်းကောင်း၊ ထာမဗလူပပ
 နန္ဒာ၊ မင်္ဂါ၏ခဏန္ဒိ ကာယဗလညာဏဗလနှင့် ပြည့်စုံသည်လည်း ကောင်း၊
 ဟုတွာ၊ ဖြစ်၍၊ အဓိဝတော၊ ပစ္စေကဗောဓိညာဏ်ကို ရသည်ဖြစ်၍၊ ဧကော၊
 တပါးတည်း၊ ခဝဂ္ဂဝိသယကပျေ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ အာ
 ရဒ္ဓဝိရိယောပရမတ္ထပတ္တိယာတိပ္ပေတ္တ၊ အာရဒ္ဓဝိရိယောပရမတ္ထပတ္တိယာဟူ
 သောဤပါဠိ၌၊ အမတ်၊ သေခြင်းကင်းသော၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ ပရမတ္ထံ၊ ပရ
 မတ္တဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ယောသော၊ အကြွတ်တရားသည်၊ သဗ္ဗသင်္ခါရ
 သမထော၊ အလုံးစုံသောသင်္ခါရတို့၏ ငြိမ်းရာဖြစ်၏၊ သဗ္ဗပဓိပဋိနိဿဂ္ဂေါ၊
 အလုံးစုံသောဥပဓိတို့၏ စွန့်ရာဖြစ်၏၊ တဗျာက္ခယော၊ တဗျာ၏ကုန်ရာဖြစ်
 ၍၊ ဝိရာဂေါ၊ ရာဂ၏ကင်းရာဖြစ်၏၊ နိရောဓော၊ တဗျာ၏ ချုပ်ရာဖြစ်၏၊ နိဗ္ဗာ
 နံ၊ တဗျာမှထွက်မြောက်ရာဖြစ်၏။ ပရမတ္ထသော၊ နိဗ္ဗာန်ဟူသော မြတ်သော

ဣတိ၊ ဤသို့၊ ရွှေ၊ နှစ်ပါးတို့သည်၊ လောကိယ၊ ဖြစ်ကုန်၏၊ (ပ) နှစ်၊ ဤသည်ကား၊
 တဏှာဇာတိ၊ တဏှာဟူသော ကွန်ယက်မည်၏၊ (ပ) နှစ်၊ ဤသည်ကား၊
 ဒိဋ္ဌိဇာတိ၊ မိစ္ဆာဒိဋ္ဌိဟူသော ကွန်ယက်မည်၏၊ တဿပစ္စေက သမ္ပုဒ္ဓါယ၊ ထို
 အရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ တဏှာဇာတိ၊ တဏှာဟူသော ကွန်ယက်ကို၊
 ပဟိနံ၊ ပယ်အပ်ပြီ၊ ဒိဋ္ဌိဇာတိ၊ ဒိဋ္ဌိဟူသော ကွန်ယက်ကို၊ ပရိနိသေဋ္ဌံ၊ စွန့်
 အပ်ပြီး၊ တဏှာဇာတိ၊ တဏှာဟူသော ကွန်ယက်ကို၊ ပဟိနတ္ထာ၊ ပယ်အပ်
 ပြီးသည်၏အဖြစ်ကြောင့်၊ ဒိဋ္ဌိဇာတိ၊ မိစ္ဆာဒိဋ္ဌိဟူသော ကွန်ယက်ကို၊ ပရိ
 နိသေဋ္ဌာ၊ စွန့်အပ်သည်၏ အဖြစ်ကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓါ၊ ထိုအ
 ရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ရှု၊ ပ၊ ရှုပါရုံ၊ နုသန္တတိ၊ မကပ်ငြိသန္တေ၊ သန္တရုံ၊
 နုသန္တတိ၊ မကပ်ငြိ၊ ဝန္တေ၊ ဝန္တာရုံ၊ နုသန္တတိ၊ မကပ်ငြိ၊ (ပ) ဒိဋ္ဌသုတရတပိ
 ညာစာဗ္ဗေသု၊ မြင်အပ်ကြားအပ်စေ့အပ် ထိအပ်ကုန်သော၊ ဓမ္မေသု၊ အာရုံ
 တရား၌၊ နုသန္တတိ၊ မကပ်ငြိ၊ နုပတ္တတိ၊ မယု၊ နုပတ္တတိ၊ မစွဲ၊ နုပထိပတ္တတိ၊
 မနှိပ်စက်၊ နိက္ခန္တော၊ ထွက်၏၊ နိဿေဇော၊ စွန့်၏၊ ဝိပ္ပရက္ခော၊ လွတ်၏၊ ဝိသ
 ညှက္ခော၊ မယှဉ်၊ ဝိပရိယာဒိကတေန၊ အပိုင်းအခြားကင်းသော၊ စေတသော၊
 စိတ်ဖြင့်၊ ဝိဟရတိ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ ဇာတိဝဘေတွေသလိ
 လမ္ပုစာဒိတိပဒသ၊ ဇာတိဝဘေတွေ သလိလမ္ပုစာဒိဟူသောပုဒ်၏၊ အ
 ည္ဇော၊ အနက်တည်း၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောတိ၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ
 မာနောဟူသည်ကား၊ အဂ္ဂိ၊ မီးသည်၊ တိဏကဋ္ဌုပါဒါနံ၊ မြက်ထင်းဟူသော
 မီးစာကို၊ ဒဿန္တော၊ လောင်ထွက်၊ ဝတ္တတိ၊ သွား၏၊ အနိဝတ္တန္တောယထာ၊
 လောင်ရာသို့ တာတန်ပြန်၍ မလောင်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊
 တဿပစ္စေကသမ္ပုဒ္ဓါယ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သောတာပတ္တိ
 မဂ္ဂေန၊ သောတာပတ္တိမဂ်ဖြင့်၊ ယေကိလေသော၊ အကြင်ကိလေသာတို့ကို၊
 ပဟိနံ၊ ပယ်အပ်ကုန်ပြီ၊ တေကိလေသော၊ ထိုကိလေသာတို့ကို၊ နုပုနေတိ၊
 တာတန်မရောက်စေ၊ နုပစ္စေတိ၊ တာတန်မကပ်စေ၊ နုပစ္စာဝတ္တတိ၊ တာတန်
 သကဒါဂါမိမဂ္ဂေန၊ သကဒါဂါမိမဂ်ဖြင့်၊ အနာဂါမိမဂ္ဂေန၊ အနာဂါမိမဂ်
 ဖြင့်၊ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်၊ ယေကိလေသော၊ အကြင်ကိလေ
 သာတို့ကို၊ ပဟိနံ၊ ပယ်အပ်ကုန်ပြီ၊ တေကိလေသော၊ ထိုကိလေသာတို့ကို၊
 နုပုနေတိ၊ မရောက်စေ၊ နုပစ္စေတိ၊ တာတန်မကပ်စေ၊ နုပစ္စာဝတ္တတိ၊ တာတန်
 မသော၊ ဣတိအယံ၊ ဤသည်ကား၊ အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောတိပဒသ၊
 အဂ္ဂိဝဒဗ္ဗံ အနိဝတ္တ မာနောဟူသောပုဒ်၏၊ အည္ဇော၊ အနက်တည်း၊ ဧကော၊
 တပါးတည်း၊ ဝဂ္ဂပိသု တံကပ္ပေါ၊ ဤ၍နှင့်အတူ၊ စရေ၊ ရသင့်ရာ၏၊ ဝေဟိနံ၊

ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ သန္ဓာလ
ယိတွာနသညောဇနာနိ ဇာလံပထောတွာ သလိသမ္ပုစာရိ အဂ္ဂိပဒဗ္ဗံ အနိဝတ္တ
မာနောဒေကာစရေ ခဝ္ဂဝိသာတာကပေါတိ။ သန္ဓာလယိတွာနသညောဇနာနိ
ဇာလံပထောတွာ သလိသမ္ပုစာရိ အဂ္ဂိပဒဗ္ဗံ အနိဝတ္တမာနော ဒေကာစရေ
ခဝ္ဂဝိသာတာကပေါဟူ၍၊ အာဟာ၊ ဟောသော်မူပြီ။ ။

ဩက္ခိတ္တစက္ခု၊ အောက်သို့ချသောမျက်စိရှိသည်လည်းကောင်း၊ နဝ
ပါဒလေ၊ လော၊ ချေထွက်မပေါ်သည်လည်းကောင်း၊ ဂုတ္တိန္ဒိယော၊ ထုံမြို့စွာ
စောင့်ရှောက်အပ်သောစက္ခု၊ ဩင်းသောအုန္ဒြေရှိသည် လည်းကောင်း၊
ရက္ခိတမာနသန္ဓော၊ စောင့် အပ်ပြီးသော်စိတ်ရှိသည်လည်းကောင်း၊ အနဝ
သုဒတာ၊ ချစ်မြတ်မစွတ်သည်လည်းကောင်း၊ အပရိဒဟ္မာနော၊ ဒေါသဖြင့်
မလောင်သည်လည်းကောင်း၊ ဟုတွာ၊ ဖြစ်၍၊ ဒေကာ၊ တပါးတည်း၊ ခဝ္ဂဝိ
သာတာကပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ ဩက္ခိတ္တစက္ခုနဝပါဒ
လောလောတိ။ ဩက္ခိတ္တစက္ခုနဝပါဒ လောလောဟူသည်ကား၊ ကထံ၊
အဘယ်သို့ ခိတ္တစက္ခု၊ ပျံလွင့်သောမျက်စိရှိသည်၊ ဟောတိ၊ ဖြစ်သနည်း။
ဣဓ၊ ဤသာသနာတော်၌၊ ထိက္ခု၊ ရဟန်းသည်၊ စက္ခုလောလိယော၊ ထွက်ပေါ်
သောမျက်စိနှင့်၊ သမန္ဓာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ အဒိဋ္ဌံ၊ မမြင်
ဘူးသော ရူပါရုံကို၊ ဒက္ခိတဗ္ဗံ၊ ရှုခြင်းငှါသင့်၏။ ဒိဋ္ဌံ၊ မြင်ပြီးသော ရူပါရုံကို၊
သမတိတ္တိတဗ္ဗံ၊ ထွန်ခြင်းငှါသင့်၏။ ဣတိမနသိကဒိတွာ၊ ဤနှစ်သုံးသွင်း
၍၊ အာ၊ နမေန၊ ပန်အရံမှ၊ အာရာမံ၊ သစ်သီးအရံသို့၊ ဥယျာနေန၊ သစ်သီး
ဥယျာဉ်မှ ဥယျာနံ၊ ပန်းဥယျာဉ်သို့၊ ဂါမေန၊ တရွာမှ၊ ဂါမံ၊ တရွာသို့၊ နိဂမေန၊
တနိဂုံးမှ၊ နိဂမံ၊ တဂုံးသို့၊ နဂရေန၊ တမြို့မှ၊ နဂရံ၊ တမြို့သို့၊ ရဋ္ဌေန၊ တတိုင်း
မှ၊ ရဋ္ဌံ၊ တတိုင်းသို့၊ ဇနပဒေန၊ ဇနပုဒ်တခုမှ၊ ဇနပဒံ၊ ဇနပုဒ်တခုသို့၊ ဒိဗ္ဗစာ
ရိကံ ရှည်စွာသောသွားခြင်းကို၊ အနိဝတ္တစာရိကံ၊ မရစ်မတည်သော သွား
ခြင်းကို၊ ရူပဒဿနာယ၊ ရူပါရုံကိုမြင်ခြင်းငှါ၊ အနုယုတ္တော၊ အတန်တလဲ
လဲထွက် သည်၊ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့၊ ဝိတ္တစက္ခုနာ၊ ပျံလွင့်သောမျက်စိ
ရှိသည်၊ ဟောတိ၊ ဖြစ်၏။ အထဝါ တနည်းကား၊ အန္တရဗာရံ၊ ရွာတွင်းသို့၊
ပရိဋ္ဌော၊ ဝင်သည်ဖြစ်၍၊ ဝိထိပရိပန္နော၊ ခရီးသို့သွားသည်ဖြစ်၍၊ အသံဝု
တော၊ မစောင့်ရှောက်ဘဲထွက်၊ ဂစ္ဆတိ၊ သွား၏။ ဟတ္ထိံ၊ ဆင်ကို၊ ဩလော
ကေန္တော၊ ကြည့်ထွက်၊ အသံ၊ မြင်းကို၊ ဩလောကေန္တော၊ ကြည့်ထွက်၊
ရထံ၊ ရထားကို၊ ဩလောကေန္တော၊ ကြည့်ထွက်၊ ပတ္တိံ၊ ခြေသည်ကို၊
ဩလောကေန္တော၊ ကြည့်ထွက်၊ ကုမာရကော၊ သတို့သားတို့ကို၊ ဩလော

ကောဇ္ဈော၊ ကြည့်လျက်၊ ကုမာရိကာယော၊ သတိသမီးတို့ကို၊ ဩဇော
ကောဇ္ဈော၊ ကြည့်လျက်၊ ဣတ္ထိယော၊ မိန်းမတို့ကို၊ ဩဇောကောဇ္ဈော၊
ကြည့်လျက်၊ ဝရိယော၊ ယောကျ်ားတို့ကို၊ ဩဇောကောဇ္ဈော၊ ကြည့်လျက်၊
အန္တရာပဏံ၊ အိမ်ဈေးကို၊ ဩဇောကောဇ္ဈော၊ ကြည့်လျက်၊ စာရမုခါနိ၊
အိမ်တံခါးဦးတို့ကို၊ ဩဇောကောဇ္ဈော၊ ကြည့်လျက်၊ ဥဒ္ဓံ၊ အထက်သို့၊ ဩ
ဇောကောဇ္ဈော၊ ကြည့်လျက်၊ အဝေ၊ အောက်သို့၊ ဩဇောကောဇ္ဈော၊
ကြည့်လျက်၊ ဒိသောဒိသံ၊ ထိုမှဤမှအရပ်သို့၊ ပေက္ခမာနေ၊ ရှုလျက်၊ ဂစ္ဆတိ
သွား၏၊ ဧဝံပိ၊ ဤသို့လည်း၊ ဝိတ္တစက္ခု၊ ပျံ့ထွင်သောမျက်စိရှိသည်၊ ဟော
တိ၊ ဖြစ်၏၊ အထဝါ၊ တနည်းကား၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်၊ ရူပံ၊ ရူပါရုံ
ကို၊ ဒိသော၊ မြင်၍၊ နိမိတ္တဂ္ဂါဟိ၊ မိန်းမယောကျ်ားစသော နိမိတ်ကို၊ ဆန္ဒရာဂ
အားဖြင့် ယူထေရှိသည်၊ အနုဗျဉ္ဇနဂ္ဂါဟိ၊ လက်ခြေစသော အသွင်အပြင်
ကို ယူထေရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ယတွာမိကရဏံ၊ အကြင်ကျွေးခြွေကို
မစောင့်ခြင်းကြောင့်၊ စက္ခုနိဗ္ဗိယံ၊ စက္ခုခြွေကို၊ အသံဝုတံ၊ မစောင့်သည်
ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ နေံ၊ ထိုရဟန်းကို၊ အဘိဇ္ဈာဒေါမနဿာ၊ အလွန်
လိုချင်ခြင်းမှလှမ်းသော ယာခြင်း ဟုဆိုအပ်ကုန်သော၊ ပါပကာ၊ ယုတ်မာ
ကုန်သော၊ အကုသယာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊
အန္ဓာသဝေယျံ၊ အာဟာရတလဲလဲ နှိပ်စက်ကုန်ရာ၏၊ စသယ၊ ထိုစက္ခုခြွေ
ကို၊ သံဝရာယ၊ စောင့်စည်းခြင်းငှါ၊ နပရိပဇ္ဇတိ၊ မကျင့်၊ စက္ခုနိဗ္ဗိယံ၊ စက္ခု
ခြွေကို၊ နရက္ခတိ၊ မစောင့်၊ စက္ခုနိဗ္ဗိယံ၊ စက္ခုခြွေကို၊ သံဝရံ၊ စောင့်စည်းခြင်း
သို့၊ နစအာပဇ္ဇတိ၊ မရောက်၊ ဧဝံပိ၊ ဤသို့လည်း၊ ဝိတ္တစက္ခု၊ ပျံ့ထွင်သောမျက်
စိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပန၊ ထိုမှတပါး၊ ဧကေ၊ အချို့ကုန်သော၊ ဘော
ဇ္ဈော၊ အရှင်ဖြစ်ကုန်သော၊ ယထာယေသမဏဗြာဟ္မဏာ၊ အကြင်ရဟန်း
ပုဂ္ဂိုလ်တို့သည်၊ သဒ္ဓါဒေယျာနိ၊ ယုံကြည်၍ ယူအပ်ကုန်သော၊ ဘောဇ္ဇနာနိ၊
ဘောဇဉ်တို့ကို၊ ဘုဒ္ဓိတွာဘုဒ္ဓိနိ၊ စားကုန်၏၊ ဘုဒ္ဓိတွာ၊ စားကုန်၍၊
ဘောသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဧဝရူပံ၊ ဤသို့သဘော
ရှိသော ဝိသုကဒဿနံ၊ သာသနာတော်၏ ငြောင့်တံ့အောင် သဖွယ် ဖြစ်သော
ကြည့်ရှုခြင်းကို၊ အနုယုတ္တာ၊ အာဟာရတလဲလဲ ယှဉ်ကုန်လျက်၊ ဝိဟန္တိ၊
နေကုန်၏၊ ဣဒံဝိသုကဒဿနံ၊ ဤသာသနာတော်၏ ငြောင့်တံ့အောင် အာတွယ်
ဖြစ်သော ကြည့်ရှုခြင်းသည်၊ ဝေယျထာကတမံ၊ အတယ်နည်း၊ နုစွာ၊ ကခြင်း
လည်းကောင်း၊ ဝိတံ၊ သိခြင်းလည်းကောင်း၊ ဝါဒိတံ၊ တီးမှုတ်ခြင်းလည်း
ကောင်း၊ ပေက္ခံ၊ ကခြေသတင်ကို ကြည့်ခြင်းလည်းကောင်း၊ အက္ခာနံ၊ တာ



ရိပ်းလန္တ၊ ဟေမန္တေ၊ ဆောင်းကန္တ၊ ဂိဇ္ဇေ၊ နေလန္တ၊ ပုရိမေဝယောခန္တေ၊ ပုရိမ
အရူပင်န္တ၊ မန္တိမေဝယောခန္တေ၊ မန္တိမအရူပင်န္တ၊ မန္တိမေဝယောခန္တေ၊ ပန္တိမ
အရူပင်န္တ၊ အရိယခန္တံ၊ မြတ်သော အရိယာတို့၏တရားကို၊ အာဟာရိယာမိ၊
ငါ၏စိတ်အနီးသို့သိသဖြင့်ဆောင်အံ့၊ သမာဟာရိယာမိ၊ ကောင်းစွာသမာမိ
ဖြင့်ဆောင်အံ့၊ အမိဂန္တိယာမိ၊ တဒင်္ဂဖြင့်ရောက်အံ့၊ ဗုသယိယာမိ၊ မင်္ဂဟု
သောကိုယ်ဖြင့် တွေ့အံ့၊ သန္တိကရိယာမိ၊ ဖိုလ်ဟူသော ကိုယ်ဖြင့်မျက်
မှောက်ပြုအံ့၊ ဣတိ၊ ဤသို့၊ ဝိတ္တံ၊ စိတ်ကို၊ ပဂ္ဂဏှာတိ၊ ငြီးငြောက်၏၊ ပဒဟံတိ၊
ဆောက်တည်၏၊ ဧဝံပိ၊ ဤသို့လည်း။ အထိနုပိတ္တောအကုသိတ ဂုတ္တိတံပဒ
သာ၊ အလိနုပိတ္တောအကုသိတ ဂုတ္တိဟူသောပုဒ်၏၊ အတ္တော၊ အနက်ကို၊ ဝေ
ဒိတာဗ္ဗော၊ သိအပ်၏၊ ဒဠ္ဇနိတ္တမောဏာမဗလူပပန္နောတိ၊ ဒဠ္ဇနိတ္တမောဏာမ
ဗလူပပန္နောဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ
သည်၊ အဟောသိ၊ ဖြစ်ပြီ၊ ကုသလေသု၊ ကုသိုလ်ဖြစ် ကုန်သော၊ ဓမ္မေသု၊
တရားတို့၌၊ ဒဠ္ဇမာဒါနော၊ မြီမြီ စွာဆောက်တည်အား ထုတ်ခြင်းရှိသည်၊ အ
ဟောသိ၊ ဖြစ်ပြီ၊ ကံယသုစရိတော၊ ကာယသုစရိတ်၌၊ ဝစီသုစရိတော၊ ဝစီသု
စရိတ်၌၊ မနောသုစရိတော၊ မနောသုစရိတ်၌၊ ဒါနသံဝိတာဝေ၊ အလှူအတို့ကို
ခွဲဝေခြင်း၌၊ သီလသမာဒါနော၊ သီလကိုဆောက်တည်ခြင်း၌၊ ဥပပါသထူပ
ဝါဓော၊ ဥပုသ်သုံးခြင်း၌၊ မေတ္တယျဘာယ၊ အမိကိုရှိသေစွာ မွေးမြူခြင်း
၌၊ ပေတ္တယျဘာယ၊ အဘကိုရှိသေစွာ မွေးမြူခြင်း၌၊ သာမညတာယ၊
ရဟန်းကို ရှိသေသောအဖြစ်၌၊ ဗြာဟ္မညတာယ၊ မြတ်သောသူကို ရှိသေ
သောအဖြစ်၌၊ ကုဓော၊ အမျိုး၌၊ ဇေဋ္ဌာပစာယတာယ၊ ကြီးသောသူကိုရှိသေ
သောအဖြစ်၌၊ အညတမုညတရေသု၊ တပါးတပါးကုန်သော။ အမိကုဓေ
သု၊ အလွန်သော ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌၊ အဝဋ္ဌိတ
သမာဒါနော၊ ဆုံဖြတ်၍ယူခြင်းရှိသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဣတိအယံ၊ ဤ
သည်ကား။ ဒဠ္ဇနိတ္တမောဏိပဒသာ၊ ဒဠ္ဇနိတ္တမောဟူသောပုဒ်၏၊ အတ္တော၊
အနက်တည်း။ ထာမဗလူပပန္နောတိ၊ ထာမဗလူပပန္နောဟူသည်ကား၊ သော
ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်။ ထာမေနစ၊ ဥပဏ်အစွမ်း
နှင့်လည်းကောင်း၊ ဗေထနစ၊ ဥပဏ်အားနှင့် လည်းကောင်း၊ ဝီရိယေနစ၊
လုံ့လနှင့်လည်းကောင်း၊ ပဋိက္ခမေနစ၊ အားထုတ်ခြင်းနှင့် လည်းကောင်း၊
ပညာယစ၊ ပညာနှင့်လည်းကောင်း၊ ဥပေတော၊ ပြည့်စုံသည်၊ သရပေတော၊
ကောင်းစွာပြည့်စုံသည်၊ ဥဝါဂတော၊ ကပ်၍ကပ်သည်၊ သမုပါဂတော၊
ကောင်းစွာကပ်၍ကပ်သည်၊ ဥပပန္နော၊ မကင်းသည်။ သမ္ပန္နော၊ ပြည့်စုံ

သည်။ သမန္တာဂတော၊ ပြည့်စုံခြင်းသို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ
 အယံ၊ ဤသည်ကား၊ ဒဠ္ဇနိက္ကမောထာ၊ မဗလူပပန္နောတိပဒဿ၊ ဒဠ္ဇနိက္ကမော
 ထာ၊ မဗလူပပန္နောဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဧကော၊ အတော်
 မရှိတပါးတည်း။ ဝဂ္ဂပိဿာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ တေန၊
 ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်။ အာရန္တရိ
 ယော၊ မရမတ္တပတ္တိယာ၊ အထိနိပိတ္တော၊ အကုသိတ၊ ဝတ္တိဒဠ္ဇနိက္ကမောထာ
 မဗလူပပန္နော၊ ဧကောစရေဝဂ္ဂပိဿာဏကပ္ပေါတိ၊ အာရန္တရိယောပေမတ္တ
 ပတ္တိယာ၊ အထိနိပိတ္တော၊ အကုသိတ၊ ဝတ္တိ၊ ဒဠ္ဇနိက္ကမောထာ၊ မဗလူပပန္နော၊
 ဧကောစရေဝဂ္ဂပိဿာဏကပ္ပေါဟု၍၊ အေဟ၊ ဟောတော်မူပြီ။ ။

ပဋိသလ္လာဏံ၊ ထိုထိုသို့ သောသတ္တယသီ၊ မြေနှစ်၍ တပေတက်ထည်း
 သောအခြစ်ကိုဖြတ်ခြင်းကို ထည်းကောင်း၊ ဈာန်၊ အနိယျာဉ်တက်ဖြစ်သော
 တရားတို့ကို သောင်စေတတ်သော အာရုံကိုရှုတတ်သော သမာဗတ်တည်း။
 အရိပ္ပမာနော၊ မစွန့်မူ၍၊ ဓမ္မေသု၊ ဝိပဿနာ၏အာရုံဖြစ်သောတရားတို့၌၊
 နိစ္စံ၊ အမြို့၊ အနုဓမ္မစာရီ၊ သောကုတ္တရာတရားအားလျော်သော ဝိပဿနာ
 အကျင့်ကိုကျင့်သည်ဖြစ်၍၊ တဝေသု တဝတံ၌၊ အာဒိနံ၊ အပြစ်ကို၊ သမ္မ
 ထိယာ၊ သုံးသပ်သည်ဖြစ်၍၊ အဓိကတော၊ ပစ္စေကဗေဒမိဉ္ဇာဏံကိုရသည်
 ဖြစ်၍၊ ဧကော၊ အတော်မပါတပါးတည်း။ ဝဂ္ဂပိဿာဏကပ္ပေါ၊ ကြံ့ချိုနှင့်
 အတူ၊ စရေ၊ ကျင့်ရာ၏။ ပဋိသလ္လာဏံ၊ ဈာန်မရိပ္ပမာနောတိ၊ ပဋိသလ္လာ
 ဏံ၊ ဈာန်မရိပ္ပမာနောဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေ
 ကသမ္ပုဒ္ဓါသည်။ ပဋိသလ္လာဏံ၊ တရားမော၊ ငြိမ်သက်ရာ၌ ဓမ္မလျော်သည်။
 ပဋိသလ္လာဏံ၊ တရားမော၊ ငြိမ်သက်စွာတရားတည်း။ သောအာရုံ၌နှစ်သက်သည်။
 ဟောတိ၊ ဖြစ်၏။ အတ္ထတ္တံ၊ မိမိသန္တာန်၌ဖြစ်သော၊ စေတောသမထံ၊ စိတ်၏
 ငြိမ်သက်ခြင်းကို၊ အနုယုတ္တော၊ အတန်တလဲလဲယှဉ်သည်။ အနိယျာဉ်
 တရားမော၊ အသိမထုတ်သောဈာန်ရှိသည်။ ဝိပဿနာယ၊ ဝိပဿနာဥပဇာ
 န်တည်း။ သမန္တာဂတော၊ ပြည့်စုံသည်။ သုညာဂံ၊ ဆိတ်ငြိမ်သောနေခြင်းကို၊
 ဗြူ၊ ဧကော၊ ပွားစေတတ်သည်။ ဣယံ၊ ရှုထောင့်သည်။ ဈာန်ရတော၊ ဈာန်
 ၌ဓမ္မလျော်သည်။ ဧကတ္တံ၊ တရားတည်း။ အခြစ်ကို၊ အနုယုတ္တော၊ ယှဉ်သည်။
 သဒတ္ထဂရုကော၊ မိမိအကျိုး၌အလေးပြုသည်။ ဟောတိ၊ ဖြစ်၏။ ဣတိအယံ၊
 ဤသည်ကား၊ ပဋိသလ္လာဏံ၊ နိပဒဿ၊ ပဋိသလ္လာဏံဟူသောပုဒ်၏။ အတ္ထော
 အနက်တည်း။ ဈာန်မရိပ္ပမာနောတိ၊ ဈာန်မရိပ္ပမာနောဟူသည်ကား၊ သော
 ပစ္စေကသမ္ပုဒ္ဓေါ၊ ထိုပစ္စေကသမ္ပုဒ္ဓါသည်။ နိစ္စံ၊ နှစ်ပါးကျန်သော၊ ကာရ

ထေဟိ၊ အကြောင်းတို့ဖြင့်၊ ဈာန်၊ ဈာန်ကို၊ နဂိဉ္ဇတိ၊ မစွန့်၊ အနုပဉ္စသ၊ မဖြစ်
 သူးသေး၊ ပဋ္ဌမသဗျာနသယဝါ၊ ပဋ္ဌမဈာန်ကိုလည်း၊ ဥပ္ပါဒါယ၊ ဖြစ်နိုင်
 သောဌ၊ ယုဒတ္တာ၊ ယှဉ်၏၊ ပယုဒတ္တာ၊ အပြားအားဖြင့်ယှဉ်၏၊ သံယုဒတ္တာ၊
 အထူးသဖြင့်ယှဉ်၏၊ အာယုဒတ္တာ၊ အဘန်တလဲလဲယှဉ်၏၊ သမာယုဒတ္တာ၊
 ကောင်းစွာယှဉ်၏၊ အနုပဉ္စသ၊ မဖြစ်သူးသေးသော၊ နုတိ၊ သသဗျာနသယဝါ
 နုတိယဈာန်ကိုလည်း၊ တတိယသဗျာနသယဝါ၊ တတိယဈာန်ကိုလည်း၊
 စတုတ္ထသဗျာနသယဝါ၊ စတုတ္ထဈာန်ကိုလည်း၊ ဥပ္ပါဒါယ၊ ဖြစ်စေခြင်းငှါ၊
 ယုဒတ္တာ၊ ယှဉ်၏၊ ပယုဒတ္တာ၊ အပြားအားဖြင့်ယှဉ်၏၊ သံယုဒတ္တာ၊ အထူး
 သဖြင့်ယှဉ်၏၊ အာယုဒတ္တာ၊ အဘန် တလဲလဲယှဉ်၏၊ သမာ ယုဒတ္တာ၊
 ကောင်းစွာယှဉ်၏၊ ဣတိ ဧဝံ ပိ၊ ဤသို့လည်း၊ ဈာန်၊ နဂိဉ္ဇတိ၊ တိပဒယ၊ ဈာန်
 နဂိဉ္ဇတိဟူသောပုဒ်၏၊ အတ္ထော၊ အနက်ကို ဝေဒိတဇ္ဇော၊ သိအပ်၏၊ အထ
 ဝါ၊ တနည်းကား၊ ဥပ္ပန္နံ၊ ဖြစ်ပြီးသော၊ ပဋ္ဌမံဈာန်ဝါ၊ ပဋ္ဌမဈာန်ကိုလည်း၊ အာ
 သေပတိ၊ ရှိသောစွာဖြစ်၏၊ ဘာပေတိ၊ ပွားစေ၏၊ ဗဟုတိ၊ ကရောတိ၊ အကြိမ်
 များစွာပြု၏၊ ဥပ္ပန္နံ၊ ဖြစ်ပြီးသော၊ နုတိယံဈာန်ဝါ၊ နုတိယဈာန်ကိုလည်း၊ ဥပ္ပန္နံ၊
 ဖြစ်ပြီးသော၊ တတိယံဈာန်ဝါ၊ တတိယဈာန်ကိုလည်း၊ ဥပ္ပန္နံ၊ ဖြစ်ပြီးသော၊ စ
 တုတ္ထံဈာန်ဝါ၊ စတုတ္ထဈာန်ကိုလည်း၊ အာသေပတိ၊ ရှိသောစွာဖြစ်၏၊ ဘာပေ
 တိ၊ ပွားစေ၏၊ ဗဟုတိ၊ ကရောတိ၊ အကြိမ်များစွာပြု၏၊ ဣတိ ဧဝံ ပိ၊ ဤသို့လည်း
 ဈာန်၊ ဈာန်ကို၊ နဂိဉ္ဇတိ၊ မစွန့်၊ ဣကံအယံ၊ ဤသည်ကား၊ ပဋိသန္ဓာဏံဈာန
 ပရိဉ္ဇမာနောတိ ပဒယ၊ ပဋိသန္ဓာဏံဈာန ပရိဉ္ဇမာနော ဟူသောပုဒ်၏၊
 အတ္ထော၊ အနက်တည်း၊ ဓမ္မေသုနိစ္စံ အနုဓမ္မစာရိတံဇ္ဇော၊ ဓမ္မေသုနိစ္စံ အနု
 ဓမ္မစာရိဟူသော ဤပါဠိ၌၊ စတ္တာရော၊ လေးပါးကုန်သော၊ သတံပဋ္ဌာနာ၊ သ
 တံပဋ္ဌာနံတို့ကို၊ ဓမ္မော၊ တရားတို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏(လ)၊ အရိယော၊
 မြတ်သော၊ အဋ္ဌာနိကော၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂေါ၊ မဂ်ကို၊ ဓမ္မော၊ တရားတို့
 ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏၊ အနုဓမ္မော၊ ထောက္ခတ္တရာတရားအားလျော်သော
 တရားတို့သည်၊ ကတမေ၊ အဘယ်တို့နည်း၊ သဗ္ဗေပဋိပဒါ၊ ဧကောင်းသော
 အကျင့် လည်းကောင်း၊ အနုထောမပဋိပဒါ၊ လျော်သော အကျင့် လည်း
 ကောင်း၊ အပစ္စနိကပဋိပဒါ၊ မဆန့်ကျင်သော အကျင့်လည်းကောင်း၊ အနု
 ဣပဋိပဒါ၊ အကျိုးသို့အစဉ်လိုက်သော အကျင့် လည်းကောင်း၊ ဓမ္မနုဓမ္မ
 ဓမ္မိပဒါ၊ ထောက္ခတ္တရာတရားအား လျော်သော အကျင့် လည်းကောင်း၊ သီ
 လေသု၊ သီလတို့၌၊ ပရိပူရိကာရိတံ၊ ပြည့်စုံခြင်းကိုပြုလေ့ရှိသောသူ၏အ
 ဖြစ်လည်းကောင်း၊ ဣန္ဒြိယေသု၊ စက္ခု၊ ဗသော၊ ဣန္ဒြိယံ၊ ဂုဏ္ဏဒါရဝံ၊ လုံခြုံ



သောတံခါးရှိသောသူ၏ အဖြစ်လည်းကောင်း၊ တောဇနေ၊ တောဇဉ်၌၊
မတ္တညုတာ၊ အတိုင်းအရှည်ကိုသိသည်၏ အဖြစ်လည်းကောင်း၊ ဇာဂရိ
ယာနုယောဂေါ၊ နိုးကြားခြင်းနှင့်ယှဉ်ခြင်းလည်းကောင်း၊ သတိသမ္ပတေ၊
သတိပညာအဆင့်အခြေရှိသည်၏ အဖြစ်လည်းကောင်း၊ ဣတိဣမေ၊ ဤ
သည်တို့တည်း။ ဣမေ၊ ဤသည်တို့ကိုအနုဓမ္မာ၊ ယောဂုတ္တရာတရားအား
သော်သောတရားတို့ဟူ၍၊ ဝုဠ်နိ၊ ဆိုအပ်ကုန်၏။ ဓမ္မေသုနိစ္စံ အနုဓမ္မစာရီ
တိ၊ ဓမ္မေသုနိစ္စံ အနုဓမ္မစာရီဟူသည်ကား၊ ဓမ္မေသု၊ သတိပဋ္ဌာန် စသော
တရားတို့၌၊ နိစ္စကာလံ၊ နေ့တိုင်းနေ့တိုင်း ရက်ကာလံ၊ မပြတ်သောကာ
လပတ်လုံး၊ သတတံ၊ မြဲသောကာလပတ်လုံး၊ သမိယံ၊ တပေါင်းတည်းဖြစ်
သောကာလပတ်လုံး၊ အဝေါက်ဏ္ဍိ၊ တပါးနှင့်မရောသော ကာလပတ်လုံး၊
ပေါင်္ဂါနုပေါင်္ဂါ၊ အစဉ်သဖြင့်တည်သည်၊ ဥဒကုမိကဇာတံ၊ ထိုင်းတံဖိုးကဲ့
သို့ဖြစ်သည်။ အဝိစိ၊ အကြားမရှိသည်။ သန္တတိ၊ အစဉ်မပြတ်သည်။ သဟိ
တံ၊ စပ်သည်။ ဖုယိတံ၊ တွေ့သည်။ ပုရေသတ္တံ၊ နေ့စာစားသည်မှရှေးကာလ
၌၊ ပစ္ဆိမသတ္တံ၊ နေ့စာစားသည်မှနောက်ကာလ၌၊ ပုရိမယာမံ၊ ညဦးယံပတ်
လုံး၊ မဇ္ဈိမယာမံ၊ သန်းခေါင်ယံပတ်လုံး၊ ပစ္ဆိမယာမံ၊ ခိုဗန်းသောက်ယံပတ်
လုံး၊ ကာဠေ၊ ထဆုတ်ပက္ခ၌၊ ဇုဗျေ၊ ထဆန်းပက္ခ၌၊ ဝသေ၊ ခိုဗန်းလ၌၊ ဟေ
မန္တေ၊ ဆောင်းလ၌၊ ဂိဗ္ဗေ၊ နွေလ၌၊ ပုရိမေဝယောခန္ဓေ၊ ပဋ္ဌမအရူထံ၌၊ မဇ္ဈိ
မေဝယောခန္ဓေ၊ မဇ္ဈိမအရူထံ၌၊ ပစ္ဆိမေဝယောခန္ဓေ၊ ပစ္ဆိမအရူထံ၌၊ စရေတိ
ကျင့်၏။ ဝိဟေတိ၊ နေ၏။ ဣရိယတိ၊ ဣရိယာပုတ်ကိုဖြစ်စေ၏။ ဝတ္တတိ၊
လိုက်၍ ကျင့်၏။ ပါဏေတိ၊ စောင့်၏။ ယပေတိ၊ ရှု၏။ ယာပေတိ၊ ရှုစေ၏။
ဣတိအယံ၊ ဤသည်ကား၊ ဓမ္မေသုနိစ္စံ အနုဓမ္မစာရီတိပဒသာ၊ ဓမ္မေသုနိစ္စံ
အနုဓမ္မစာရီဟူသောပုဒ်၏။ အတ္ထော၊ အနက်တည်း။ အာဒိနဝံ သမ္ပယိတာ
ဘဝေသုတိ၊ အာဒိနဝံ သမ္ပယိတာဘဝေသုဟူသည်ကား၊ သဗ္ဗေ၊ ခပ်သိမ်း
ကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ အနိစ္စာ၊ မမြဲကုန်၊ ဣတိ၊ ဤသို့၊ ဘဝေ
သု၊ ဘဝတို့၌၊ အာဒိနဝံ၊ အပြစ်ကို၊ သမ္ပယိတာ၊ သုံးသပ်သည်ဖြစ်၍၊ သဗ္ဗေ
ခပ်သိမ်းကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟူ
၍၊ သဗ္ဗေခပ်သိမ်းကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အနတ္တာတိ၊ ကိုယ်မ
ဟုတ်ကုန်ဟူ၍၊ (လ)၊ ယံကိဉ္စိ၊ အလုံးစုံသော သဘောတရားသည်၊ သဗ္ဗ
ဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသော သဘောတရား
သည်၊ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။ ဣတိ၊ ဤသို့၊ ဘဝေသု၊ ဘဝတို့
၌၊ အာဒိနဝံ၊ အပြစ်ကို၊ သမ္ပယိတာ၊ သုံးသပ်သည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်

ကား၊ အာဒိနဝံ သမ္ပသိတာဘဝေ သူတိပဒ သေ၊ အာဒိနဝံ သမ္ပသိတာဘဝေ သုဟူသောပုဂ္ဂိုလ်၊ အက္ခေ၊ အနက်တည်း၊ ဇကော၊ အဘော်မပါတဂါးတည်း၊ ခဝဂ္ဂဝိသုဒ္ဓိသုတ္တန်၊ ဤ ချိုနှင့်တူစွာ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒ္ဓါသည်၊ ပဋိသလ္လာဏံဈာနပ ရိပ္ပမာနောဓမ္မေသုနိစ္စံ အနုဓမ္မစာဒိအာဒိနဝံ သမ္ပသိတာဘဝေ သုဒေကာစရေ ခဝဂ္ဂဝိသုဒ္ဓိသုတ္တန်၊ ပဋိသလ္လာဏံဈာန ပရိပ္ပမာနောဓမ္မေသုနိစ္စံ အနုဓမ္မ စာဒိအာဒိနဝံ သမ္ပ သိတာဘဝေ သုဒေကာ စရေခဝဂ္ဂဝိသုဒ္ဓိသုတ္တန်၊ အာဟ၊ ဟောတော်ပြီ။ ။

၉ တဏှာက္ခယံ၊ တဏှာ၏ ကုန်ရာနိဗ္ဗာန်ကို၊ ပတ္တယံ၊ တောင့်တသည်ဖြစ် ၍၊ အပ္ပမက္ခော၊ မမေ့မလျော့သည်ဖြစ်၍၊ အနေလမူဝေ၊ မအသည်ဖြစ်၍၊ သုဘဝါ၊ သူဘဝါးစီးပွားချမ်းသာကိုဖြစ်စေတတ်သော သုတရှိသည်ဖြစ်၍၊ သတိမာ၊ သတိရှိသည်ဖြစ်၍၊ သင်္ခါတဓမ္မော၊ ဝိုင်းခြားအပ်ပြီးသော တရား ရှိသည်၊ နိယတော၊ သမ္ပတ္တနိယာမသို့ရောက်ပြီးသည်၊ ပဝေနဝါ၊ သမ္ပပူဇော် ဝိရိယနှင့်ပြည့်စုံဖြစ်၍၊ အဓိဂတော၊ ပစ္စေကဗောဓိဉာဏ်ကို ရသည်ဖြစ်၍၊ ဇကော၊ အပေါ်မပါတဂါးတည်း၊ ခဝဂ္ဂဝိသုဒ္ဓိသုတ္တန်၊ ဤ ချိုနှင့်တူစွာ၊ စရေ၊ ကျင့်ရာ၏။ တဏှာက္ခယံပတ္တယံအပ္ပမက္ခောတိတ္ထေ၊ တဏှာက္ခယံပတ္တ ယံအပ္ပမက္ခောဟူသောဤပါဠိ၌၊ တဏှာတိ၊ တဏှာဟူသည်ကား၊ ခူပတ ဏှာ၊ ခူပါရုံ၌တပ်တတ်သော တဏှာသည်းကောင်း၊ (ဝ)၊ ဓမ္မတဏှာ၊ ဓမ္မာ ရုံ၌တပ်တတ်သော တဏှာ၎င်း၊ တဏှာက္ခယံ၊ တဏှာက္ခယံဟူသည် ကား၊ ရာဂက္ခယံ၊ ရာဂ၏ ကုန်ရာဖြစ်သော၊ ဒေါသက္ခယံ၊ ဒေါသ၏ကုန်ရာ ဖြစ်သော၊ မောဟက္ခယံ၊ မောဟ၏ကုန်ရာဖြစ်သော၊ ဂတိက္ခယံ၊ ဂတိ၏ ကုန်ရာဖြစ်သော၊ ဣပ္ပက္ခယံ၊ ဖြစ်ခြင်း၏ကုန်ရာဖြစ်သော၊ ပဋိသန္တိက္ခယံ၊ ပဋိသန္တေ၏ကုန်ရာဖြစ်သော၊ အာသဝက္ခယံ၊ အာသဝေါ၏ကုန်ရာဖြစ်သော၊ သံသာဂက္ခယံ၊ သံသရာ၏ကုန်ရာဖြစ်သော၊ ဝဇ္ဇက္ခယံ၊ ဝဇ္ဇီ၏ ကုန်ရာဖြစ် သော၊ နိဗ္ဗာန်ကို၊ ဣန္ဒြေန္တော၊ အလိုရှိသည်ဖြစ်၍၊ သာဒိယန္တော၊ သာယာသည် ဖြစ်၍၊ ဝိဟန္တော၊ ချစ်သည်ဖြစ်၍၊ အဘိဇ္ဇေန္တော၊ တောင့်တသောအားဖြင့် ပြောဆိုသည်ဖြစ်၍၊ ဣကိအယံ၊ ဤသည်ကား၊ တဏှာက္ခယံပတ္တယံန္တိ ပဒသ၊ တဏှာက္ခယံ ပတ္တယံဟူသောပုဂ္ဂိုလ်၊ အက္ခေ၊ အနက်တည်း၊ အပ္ပ မက္ခောတိ၊ အပ္ပမက္ခောဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေ ကသမ္ပုဒ္ဓါသည်၊ ရာသဓေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့ ၌၊ သက္ကန္တကာရီ၊ အရိုအသေ ပြုသောရှိသည်ဖြစ်၍၊ သာတစ္စကာရီ၊ အမြတ်

တနိုးဂြိုဟ်ထုရှိသည်ဖြစ်၍၊(လ)၊အပ္ပမာဒေ၊ မမေ့မလျော့သည်ဖြစ်၍၊ ဣတိ အသိ၊ဤသည်ကား၊ တဏှာက္ခယံပစ္စယံ အပ္ပမတ္တောတိပဒဿ၊ တဏှာ က္ခယံပစ္စယံအပ္ပမတ္တောဟူသောပုဒ်၏၊ အတ္ထော၊အနက်တည်း၊ အနေထ မူဂေါသုတဝါသတိမာတိတ္ထေ၊ အနေထမူဂေါ သုတဝါသတိမာဟူသော ဤပါဠိနိုး၊ သော ပစ္စေကသမ္ပုဒ္ဓါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ပဏှိ တော၊ချင်း သာသော ကြောင့် မကြွမတက်သော ပညာရှိသည်၊ ပညပါ၊ အကျိုးနှစ်ပါးကိုဆည်းတူးတတ်သော ပညာရှိသည်၊ ဗုဒ္ဓိမာ၊အကျိုးနှစ်ပါး နှိုမတုန်မထုပ်သောပညာရှိသည်၊ဥာဏီ၊အကျိုးနှိုအမြဲပက်ဝင်သောပညာ ရှိသည်၊ဝိဘာဝီ၊အကျိုးအကြောင်းနှို ထွန်းပတ်တတ်သော ပညာရှိသည်၊မေ ခာဝီ၊ကိလေသာမရှိဖြူစင်သော ပညာရှိသည်ဖြစ်၍၊ သုတဝါတိ၊ သုတဝါ ဟူသည်ကား၊သောပစ္စေကသမ္ပုဒ္ဓေါ၊ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဗဟု သုတော၊များသောအကြားအမြင်ရှိသည်၊ သုတဓရော၊ အကြားအမြင်ကို ဆောင်သည်၊ သုကသန္နိစ္စယော၊ အကြားအမြင်ကို ဆည်းတူးသည်၊ ဟောတိ၊ဖြစ်၏၊ဇေယံဓတဓမ္မာ၊ အကြင်တရားတို့သည်၊ အာဒိကဏှာဏာ၊ အစ၏ကောင်းခြင်းနှင့်ပြည့်စုံကုန်၏၊ မဇ္ဈေကဏှာဏာ၊ အထယ်၏ကောင်း ခြင်းနှင့် ပြည့်စုံကုန်၏၊ ပရိယောသနကဏှာဏာ၊ အဆုံး၏ကောင်းခြင်း နှင့်ပြည့်စုံကုန်၏၊သာတ္ထံ၊အနက်နှင့်ပြည့်စုံကုန်၏၊သဗ္ဗုဒ္ဓံ၊လေဒ္ဓါနှင့်ပြည့်စုံ၏ ကေဝလပရိပုဏ္ဏံ၊ အလုံးစုံပြည့်စုံသော၊ပရိသုဒ္ဓံ၊စင်ကြယ်သော၊ဗြဟ္မစရိ ယံ၊မြတ်သော အကျင့်ကို၊ အတိဝဒန္တိ၊ ဟောကုန်၏၊ အဿ၊ထိုပစ္စေက သမ္ပုဒ္ဓါအား၊ တထာဇ္ဈာ၊ ထိုသို့သဘော ရှိကုန်သော၊ ဓမ္မာ၊ တရားတို့ သည်၊ဗဟုသုတော၊ များသောအကြားအမြင်ရှိကုန်သည်၊ ဓာတာ၊ဆောင် နှိုင်ကုန်သည်၊ဝစယာ၊ နှုတ်ဖြင့်၊ ဝရိစိတာ၊ ထေ့သာကုန်သည်၊ မနသာ၊ စိတ်ဖြင့်၊ အနုပေက္ခိတာ၊ အဘန်တလဲလဲရှုအပ်ကုန်သည်၊ ဒိဋ္ဌိယာ၊ပညာ ဖြင့်၊သုပ္ပုဒ္ဓိဒိဋ္ဌါ၊ထိုးထွင်း၍ထိနှိုင်ကုန်သည်၊ ဟောန္တိ၊ဖြစ်ကုန်၏၊ သတိမာ တိ၊သတိမာဟူသည်ကား၊သောပစ္စေကသမ္ပုဒ္ဓေါ၊ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ သည်၊သတိမာ၊ သတိနှင့် ပြည့်စုံသည်၊ ဟောတိ၊ဖြစ်၏၊ ပရမေန၊မြတ် သော၊သတိနေပစ္စေက၊ပကတိဓမ္မာ၊သတိပညာနှင့်၊သမန္နာဂတတ္ထာ၊ပြည့် စုံသည်၏ အဖြစ်ကြောင့်၊စိန္တကကံပိ၊ ကြာမြင့်စွာ ပြုအပ်သည်ကို လည်း ကောင်း၊စိရဘာ၊သိကံပိ၊ကြာမြင့်စွာဆိုတူးသည်ကိုလည်းကောင်း၊သရိတဓ ဧသာကံမေုနှိုင်သည်၊အနုဿရိတာ၊ အဘန်တလဲလဲအောက်မေ့နှိုင်သည်၊ ဟောတိ၊ဖြစ်၏၊ဣတိအသိ၊ဤသည်ကား၊ အနေထမူဂေါသုတဝါ သတိမာ

ကိလဒဿ၊ အနေသမူဝေါသုဘဝါသတိမဟူသော ပုဂံ၏၊ အတ္ထော၊ အနက်
 တည်း၊ သင်္ခါတဝေဗ္ဗော နိယတောပဝေနဝါတိတ္ထော၊ သင်္ခါတဝေဗ္ဗောနိယတော
 ပဝေနဝါဟူသော ဤပါဠိ၌၊ ဥပထံ၊ ဥပထံကံ၊ သင်္ခါတဝေဗ္ဗော၊ သင်္ခါတဝေဗ္ဗဟူ
 ၍၊ ဝုပ္ပကိ၊ ဆိုအပ်၏၊ ယာပညာ၊ အကြင်အပြားအားဖြင့် သိခြင်းသည်လည်း
 ကောင်း၊ ယာပဇာနနာ၊ အကြင်သိတတ်သော အခြင်းအရာသည်လည်း
 ကောင်း(လ)၊ ယောအမောဟော၊ အကြင်မတွေ့ဝေခြင်းသည်လည်းကောင်း
 ယောဓမ္မဝိစယော၊ အကြင်တရားကို ရှေးချာသိခြင်းသည် လည်းကောင်း၊
 ယာသမ္မာဒိဗ္ဗိ၊ အကြင်ကောင်းသော အမြင်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊
 သင်္ခါတဝေဗ္ဗာတိ၊ သင်္ခါတဝေဗ္ဗဟူ သည်ကား၊ ယောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်
 ပစ္စေကသမ္ပုဒ္ဓါသည်၊ သင်္ခါတဝေဗ္ဗော၊ ပိုင်းခြားအပ်ပြီးသော တရားရှိသည်၊
 ဥပထံ၊ ထင်သော တရားရှိသည်၊ တုလိတဝေဗ္ဗော၊ နှိုင်းချိန်အပ်ပြီးသော
 တရားရှိသည်၊ တိရိတဝေဗ္ဗော၊ စုံစမ်းအပ်ပြီးသော တရားရှိသည်၊ ဝိဘူတ
 ဝေဗ္ဗော ထင်ရှားသော တရားရှိသည်၊ ဝိဘာဝိတဝေဗ္ဗော၊ ဝွားစေအပ်သော
 တရားရှိသည်ဖြစ်၍၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့သည်၊
 အနိစ္စာ၊ မမြဲကုန်၊ ဣတိ၊ ဤသို့၊ သင်္ခါတဝေဗ္ဗော၊ ပိုင်းခြားအပ်ပြီးသော တရားရှိ
 သည်ဖြစ်၍၊ (လ)၊ ယံကိပ္ပိ၊ အလုံးစုံသော သဘောတရားသည်၊ သရဒထဓမ္မံ၊
 ဖြစ်ခြင်းသဘောရှိ၏၊ တံသမ္ပံ၊ ထိုအလုံးစုံသော သဘောတရားသည်၊ နိရောဓ
 ဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏၊ ဣတိ၊ ဤသို့၊ သင်္ခါတဝေဗ္ဗော၊ ပိုင်းခြားအပ်ပြီးသော
 တရားရှိသည်ဖြစ်၍၊ ဥပထံ၊ ထင်သော တရားရှိသည်ဖြစ်၍၊ တုလိတ
 ဝေဗ္ဗော၊ နှိုင်းချိန်အပ်ပြီးသော တရားရှိသည်ဖြစ်၍၊ တိရိတဝေဗ္ဗော၊ စုံစမ်းအပ်
 ပြီးသော တရားရှိသည်ဖြစ်၍၊ ဝိဘူတဝေဗ္ဗော၊ ထင်ရှားသော တရားရှိသည်
 ဖြစ်၍၊ ဝိဘာဝိတဝေဗ္ဗော၊ ဝွားစေအပ်ပြီးသော တရားရှိသည်ဖြစ်၍၊ အထဝါ၊
 တနည်းကား၊ တဿပစ္စေကသမ္ပုဒ္ဓဿစ၊ ထိုအရှင် ပစ္စေကသမ္ပုဒ္ဓါသည်
 ထည်း၊ ဓန္ဒော၊ ဓန္ဒာတို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ဓာတုယော၊
 ဓာတ်တို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ အာယတနာနိ၊ အာယတန
 တို့ကို၊ သံဝိတ္တာနိ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ဂဟိယော၊ ဝါးပါးသောဂဟိ
 တို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ဥပပတ္တိယော၊ သုဂတိထံ၌ဖြစ်
 ခြင်းတို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ပဋိသန္ဓိယော၊ ပဋိသန္ဓေတို့ကို၊
 သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ဘဝါ၊ ဘဝတို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍
 သိအပ်ကုန်ပြီ၊ သီသရာ၊ ဖြစ်ခြင်းရှေ့ ခြင်းသံသရာတို့ကို၊ သံဝိတ္တာ၊ ပိုင်း
 ခြား၍ သိအပ်ကုန်ပြီ၊ ဝဇ္ဇော၊ ဝံရုံတရားတို့ကို၊ သံဝိတ္တာ၊ ပိုင်းခြား၍ သိအပ်



ကုန်ပြီ၊ အထဝါ၊ တနည်းကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသ
 မ္ပုဒ္ဓါသည်၊ ခန္ဓပရိယန္တေ၊ ခန္ဓာ၏အဆုံး၌၊ ဌိတော၊ တည်၏၊ ဓာကုပရိယ
 န္တေ၊ ဓာတ်၏အဆုံး၌၊ ဌိတော၊ တည်၏၊ အာယတနပရိယန္တေ၊ အာယတန
 ၏အဆုံး၌၊ ဌိတော၊ တည်၏၊ ဂတိပရိယန္တေ၊ ငါးပါးသော ဂတိ၏အဆုံး၌၊
 ဌိတော၊ တည်၏၊ ဥပပတ္တိပရိယန္တေ၊ နှစ်ပါးသော ဖြစ်ခြင်း၏ အဆုံး၌၊ ဌိ
 တော၊ တည်၏၊ ပရိသန္ဓိပရိယန္တေ၊ ပရိသန္ဓေ၏အဆုံး၌၊ ဌိတော၊ တည်၏၊
 ဘဝပရိယန္တေ၊ ဘဝ၏အဆုံး၌၊ ဌိတော၊ တည်၏၊ သံသာ ရပရိယန္တေ၊
 ဖြစ်ခြင်းရှေ့ခြင်း သံသာ၏အဆုံး၌၊ ဌိတော၊ တည်၏၊ ဝဇ္ဇပရိယန္တေ၊ ဝဇ္ဇ
 တရား၏အဆုံး၌၊ ဌိတော၊ တည်၏၊ သင်္ခါတပရိယန္တေ၊ သင်္ခါတတရား၏
 အဆုံး၌၊ ဌိတော၊ တည်၏၊ အန္တိမေ၊ အဆုံးဖြစ်သော၊ ဘဝေ၊ ဘဝ၌၊ ဌိတော၊
 တည်၏၊ အန္တိမေ၊ အဆုံးဖြစ်သော၊ သရဿယေ၊ ကိုယ်၏အဖြစ်၌၊ ဌိတော၊
 တည်၏၊ ပစ္စေကသမ္ပုဒ္ဓေါ၊ ပစ္စေကသမ္ပုဒ္ဓါသည်၊ အန္တိမဒေဝာဓရော၊ အဆုံး
 ဖြစ်သောကိုယ်ကိုဆောင်၏၊ တဿပစ္စေကသမ္ပုဒ္ဓဿ၊ ထိုပစ္စေကသမ္ပုဒ္ဓါ
 ၏အသံဘဝေါ၊ ဤဘဝသည်၊ သန္တိမကော၊ အဆုံးဖြစ်ပြီ၊ အပထိသရဿယော
 ဤအတ္တဘောသည်၊ စရိမော၊ နို့ နှေးပြီ၊ တဿ ထို ပစ္စေကသမ္ပုဒ္ဓါအား၊ ဇာ
 တိမရဏသံသာရော၊ ဇာတိမရဏ၏မပြတ်သည်ခြင်းဟည်းဟူသော၊ ဝုနုတ္တ
 ဝေါ၊ တာဝန်ဖြစ်ခြင်းဘဝသည်၊ နုတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ၊
 တံကာရဏာ၊ ထိုအကြောင်းကြောင့်၊ ပစ္စေကသမ္ပုဒ္ဓေါ၊ ပစ္စေကသမ္ပုဒ္ဓါသည်
 သင်္ခါတဓမ္မော၊ ပိုင်းခြား၍ထိအပ်ပြီးသောတရားရှိ၏၊ နိယတောတိ၊ နိယ
 တောဟူသည်ကား၊ စတ္တာရော၊ လေးပါး ကုန်သော၊ အရိယမဂ္ဂါ၊ အရိယမဂ်
 ကိုကို၊ နိယာမာ နိယာမတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏၊ စတုဟံ၊ လေးပါးကုန်
 သော၊ အရိယမဂ္ဂေတိ၊ အရိယမဂ်တို့နှင့်၊ သမန္ဓာဂတော၊ ပြည့်စုံ၏၊ ဣတိအ
 ယံ၊ ဤသည်ကား၊ နိယတောတိပဒေသ၊ နိယတောဟူသောပုဒ်၏၊ အတ္ထော၊
 အနက်တည်း၊ နိယာမံ၊ လေးပါးသော အရိယမဂ်သို့၊ ပတ္ထော၊ ရောက်၏၊
 သမ္ပတ္ထော၊ ကောင်းစွာရောက်၏၊ အဓိဂတော၊ ရ၏၊ ဗုဒ္ဓိတော၊ တွေ့၏၊ သန္တိ
 ကတော၊ မျက်မှောက်ပြု၏၊ ပတ္ထောနိယာမံပဓာနဝါတိတ္ထော၊ ပတ္ထောနိယာမံ
 ပဓာနဝါဟူသောဤပါဌ်၌၊ ဝိရိယံ၊ လုံ့လကို၊ ပဓာနံ၊ ပဓာနဟူ၍၊ ဝုပ္ပတိ၊ ဆို
 အပ်၏၊ စေတသော၊ စိတ်၏၊ ယောဝိရိယမဂ္ဂော၊ အကြင်အားထုတ်ခြင်းလုံ့
 လကိုလည်းကောင်း၊ ယောနိက္ကမေ၊ အကြင်ပျင်းခြင်းမှ ထွက်သောအား
 ထုတ်ခြင်းကို လည်းကောင်း၊ ယောပဇ္ဇေဏ္ဏမော၊ အကြင်ပျင်းခြင်းကိုနင်း
 နယ် ဘတ်သောအားထုတ်ခြင်းကိုလည်းကောင်း၊ ယောဥယျာမော၊ အကြင်

အထက်သို့ တက်သောပြင်းစွာသော လုံ့လကို ထည်းကောင်း၊ ယောဝါ
ယာမော၊ အကြင်အပြီးသို့ ရောက်သောလုံ့လကို ထည်းကောင်း၊ ယော
ဥဿာဟော၊ အကြင်ပြင်းထန်သောလုံ့လကို ထည်းကောင်း၊ ယောဥဿာ
ဦးအကြင် အတိုင်းအရှည်ကို လွန်ဟက်သော လုံ့လကို ထည်းကောင်း၊
ယောထာမော၊ အကြင်အစွမ်းရှိသော လုံ့လကို ထည်းကောင်း၊ ယာမိတိ၊
အကြင်မြဲစွာတည်သော လုံ့လကို ထည်းကောင်း၊ ယောအသိထိပရတ္တ
မော၊ အကြင်မထော့သောလုံ့လကို ထည်းကောင်း၊ ယာအနိက္ခိတ္တသန္ဓတာ၊
အကြင်မချအပ်သောသန္ဓာရှိသော သူ၏အဖြစ်ကို ထည်းကောင်း၊ ယာအနိက္ခိ
တ္တဓရတာ၊ အကြင်မချအပ်သော ဝီရိယရှိသော သူ၏အဖြစ်ကို ထည်း
ကောင်း၊ ဓရသံပဝ္ဂဟော၊ အဦးခြူးခြောက်ခြင်းရှိသော၊ ယံဝီရိယံ၊ အကြင်
ဝီရိယကို ထည်းကောင်း၊ ယံဝီရိယိန္ဒြိယံ၊ အကြင်ဝီရိယိန္ဒြေကို ထည်းကောင်း၊
ယံဝီရိယဗလံ၊ အကြင်ဝီရိယဗိုလ်ကို ထည်းကောင်း၊ ယောသမ္မာဝါယာ
မော၊ အကြင်သမ္မာဝါယာမကို ထည်းကောင်း၊ ပဓာနံ၊ ပဓာနဟူ၍၊ ဓုတ္တတိ၊
ဆိုအပ်၏၊ သောပဝ္ဗေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပဝ္ဗေကသမ္ပုဒ္ဓါသည်၊ ဣမိနာ၊
ဤသမ္ပုဒ္ဓာနဝီရိယနှင့်၊ ဥပေတော၊ ပြည့်စုံ၏၊ သရပေတော၊ ကောင်းစွာ
ပြည့်စုံ၏၊ ဥပါဂတော၊ ကပ်၍တည်၏၊ သမုပါဂတော၊ ကောင်းစွာကပ်၍
တည်၏၊ ဥပပန္နော၊ မကင်းသည်ဖြစ်၏၊ သမ္ပန္နော၊ ပြည့်စုံ၏၊ သမန္နာဂတော၊
ပြည့်စုံခြင်းသို့ချော်၏၊ တသ္မာ၊ ထိုကြောင့်၊ သောပဝ္ဗေကသမ္ပုဒ္ဓေါ၊ ထိုအရှင်
ပဝ္ဗေကသမ္ပုဒ္ဓါသည်၊ သမ္ပုပ္ပဓာနဝါ၊ သမ္ပုပ္ပဓာနဝီရိယနှင့်ပြည့်စုံတော်မူ၏၊
ဣတိအယံ၊ ဤသည်ကား၊ သင်္ခါတဓမ္မောနိယတော ပဓာနဝါထိ ပဒဿ၊
သင်္ခါတဓမ္မောနိယတောပဓာနဝါ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊
ဧကော၊ အဖော်မပါတပါးတည်း၊ ခဝဂ္ဂိသာဏကပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊
ကျင့်ရာ၏၊ ဟေန၊ ထိုကြောင့်၊ သောပဝ္ဗေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပဝ္ဗေက
သမ္ပုဒ္ဓါသည်၊ တဏှာက္ခယံပတ္ထယံအပ္ပမတ္တော၊ အနေထမူဂေါ သုတဝါ
သတိမာ၊ သင်္ခါတဓမ္မောနိယတောပဓာနဝါ၊ ဧကောစရေခဝဂ္ဂိသာဏကပေါ
တိ၊ တဏှာက္ခယံပတ္ထယံအပ္ပမတ္တော၊ အနေထမူဂေါ သုတဝါသတိမာ၊ သင်္ခါ
တဓမ္မောနိယတောပဓာနဝါ၊ ဧကောစရေခဝဂ္ဂိသာဏကပေါဟူ၍၊ အာဟ၊
ဟောတော်မူ၏။

သန္ဓေသု၊ အသံတို့ကြောင့်၊ အသန္တသန္တော၊ မယန့်မကြော့ကံသော၊
သိဟောဝ၊ ခြံ့သံ့ကဲ့သို့၊ အသန္တသန္တော၊ တဏှာစသောအားဖြင့်ထန်ခြင်း
မရှိ၊ ဧဝယံ၊ ကွန်ယက်၌၊ အသန္တသန္တော၊ မကပ်မပြဲသောဝါတောဝ၊ လေ

ကဲ့သို့၊ အသန္တမာနော၊ ခန္ဓာစသည်တို့၌ ကပ်ငြိခြင်းမရှိ၊ ယောယောန၊ ဖြေငြိ၊ အင်္ဂါမုမာနံ၊ မလိပ်းကျံသော၊ ပဒုမံဝ၊ ပဒုမာကဲ့သို့၊ အင်္ဂါမုမာနော၊ ခပ်ထိပ်းသောဘဝတို့၌ မက်မောတတ်သော ယောတဖြင့် မလိပ်းကျံသည်ဖြစ်၍၊ အဓိကကော၊ ပစ္စေက ဗောဓိဥာဏ်ကို ရသည်ဖြစ်၍၊ ဧကော၊ တမာ၊ တည်း၊ ခဂ္ဂဝိ ယာဏာကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ မရေ၊ ကျင့်ရာ၏။ «သီဟောဝဝ၊ ခန္ဓသုအသန္တသန္တောတိ၊ သီဟောဝဝ၊ ခန္ဓသုအသန္တသန္တော ဟုသည်ကား၊ ဝိဂရာဇာ၊ သားတို့၏မင်းဖြစ်သော။ သီဟော၊ ခြင်္သေ့သည်၊ သန္ဓေသု၊ အသိတို့ကြောင့်၊ အသန္တသန္တောတိ၊ မထိတ်လန့်သည်၊ အပရိသန္တသန္တော၊ အခြင်းအရာအားဖြင့်မထိတ်လန့်သည်၊ အနုကြာသိ၊ အလွန်မထိတ်မလန့်သည်၊ အနုဗ္ဗိဂ္ဂေါ၊ တည်ရာအရပ်မှမထိတ်မလန့်သောအားဖြင့် မသွားမရှေ့ ဖြင်းရှိသည်၊ အနုသန္တိ၊ ပူလန်ခြင်းမရှိသည်၊ အနုသုကီ၊ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသည်၊ အနုဗ္ဗာသော၊ လန့်ခြင်းမရှိသည်၊ အဘိဇ္ဈ၊ မကြောက်သည်၊ အဆန္တိ၊ ကိုယ်ထက်ခက်တရော်မရှိသည်၊ အနုကြာသိ၊ အလွန်လန့်ခြင်းမရှိသည်၊ အပထာပထိ၊ ပြေးခြင်းမရှိသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ပစ္စေကသမ္ပုဒ္ဓေါပိ၊ ပစ္စေက သမ္ပုဒ္ဓါသည်ထည်း၊ သန္ဓေသု၊ အသိတို့ကြောင့်၊ အသန္တသန္တောတိ၊ တဏှာအစွမ်းဖြင့် မထိတ်လန့်သည်၊ အပရိသန္တသန္တော၊ အခြင်းအရာအားဖြင့်မထိတ်လန့်သည်၊ အနုဗ္ဗာသိ၊ အလွန်လန့်ခြင်းမရှိသည်၊ အနုဗ္ဗိဂ္ဂေါ၊ တည်ရာအရပ်မှမထိတ်မလန့်သောအားဖြင့် မသွားမရှေ့ ဖြင်းသည်၊ အနုသုကီ၊ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိသည်၊ အနုဗ္ဗာသော၊ လန့်ခြင်းမရှိသည်၊ အဘိဇ္ဈ၊ မကြောက်သည်၊ အဆန္တိ၊ ကိုယ်ထက်ခက်တရော်မရှိသည်၊ အနုကြာသိ၊ အလွန်လန့်ခြင်းမရှိသည်၊ အပထာပထိ၊ ပြေးခြင်းမရှိသည်၊ ပထိနာယဘောဇေဝေါ၊ ပထိပြီးသော ကြောက်မက်သွယ် ရှိသည်၊ ဝိဂဟသယမဟံသော၊ ဟင်းသော ကြက်သီးမွေးဗျင်း ထခြင်းရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဣယံ၊ ဤသည်ကား၊ သီဟောဝဝ၊ ခန္ဓသုအသန္တသန္တောတိ၊ သီဟောဝဝ၊ ခန္ဓသုအသန္တသန္တောဟုသော ဝုန်၏၊ အတ္ထော၊ အနက်တည်း၊ ဝါတောဇာလမိအသန္တမာနောတိ ဝတ္ထု၊ ဝါတောဝဇာလမိအသန္တ မာနောဟုသော ဤပါဠိ၌၊ ဝါတောတိ၊ ဝါတောဟုသည်ကား၊ ဝုရုတ္တိမာဝါတာ၊ အရှေ့မှ လာသောလေတို့ ထည်းကောင်း၊ ပတ္တိမာဝါတာ၊ အနောက်မှလာသောလေတို့ထည်းကောင်း၊ ဥတ္တရာဝါတာ၊ မြောက်မှ လာသောလေတို့ ထည်းကောင်း၊ ဒက္ခိဏာဝါတာ၊ ကောင်မှလာသောလေတို့ထည်းကောင်း၊ သရုဇာ၊ ရှိနှင့်တကွ ကုန်သော်။ ဝါတာ၊ လေတို့



လည်းကောင်း၊ အရေစား၊ မြူမရှိကုန်သော၊ ဝါဘာ၊ လေတို့ လည်းကောင်း၊
 သိဘာ၊ အေးကုန်သော၊ ဝါဘာ၊ လေတို့လည်းကောင်း၊ ဥဏ္ဍာ၊ ပူကုန်သော၊
 ဝါဘာ၊ လေတို့လည်းကောင်း၊ ပရိတ္တာ၊ ညှင်းညှင်းလှာကုန်သော၊ ဝါဘာ၊
 လေတို့လည်းကောင်း၊ အမိမတ္တာ၊ အလွန်ပြင်းကုန်သော၊ ဝါဘာ၊ လေတို့
 လည်းကောင်း၊ ကာဠဝါတာ၊ မြည်းကုန်သောလေတို့ လည်းကောင်း၊ ဝေရန္တ
 ဝါတာ၊ အထက်ကောင်းကင်၌ လာသော လေတို့ လည်းကောင်း၊ ပက္ခဝါ
 တာ၊ အတောင်ကြောင့် ဖြစ်သော လေတို့လည်းကောင်း၊ သုပဏ္ဍဝါတာ၊
 ဂဠုန်ကြောင့် ဖြစ်သောလေတို့ လည်းကောင်း၊ ဘာဝဏ္ဍဝါတာ၊ ထန်း
 ရှက်ကြောင့် ဖြစ်သောလေတို့ လည်းကောင်း၊ ဝိဇ္ဇာဝါတာ၊ ယပ်ခပ်သံ
 မြင့်ဖြစ်သော လေတို့လည်းကောင်း၊ သုတ္တဇာလံ၊ ချည်ကွန်ယက်ကို၊ ဇာ
 လံ၊ ဇာလဟူ၍၊ ဝုတ္တိ၊ ဆိုအပ်၏၊ ဝါတော၊ လေသည်၊ ဇာလမ္ပိ၊ ကွန်ယက်
 ၌၊ နသန္တတိယထာ၊ မပြုသကဲ့သို့၊ နဂဏ္ဍာတိယထာ၊ မယူသကဲ့သို့၊ နဗန္ဓ
 တိယထာ၊ မဖွဲ့သကဲ့သို့၊ နပလိဗန္ဓတိယထာ၊ အတန်တလဲလဲမဖွဲ့သကဲ့သို့၊
 ဇေမေဝံ၊ ဤအတူသာလျှင်၊ ဇာလံ၊ ကွန်ယက်တို့သည်၊ တဏှာဇာလံ၊
 တဏှာဟူသော ကွန်ယက်လည်းကောင်း၊ ဒိဋ္ဌိဇာလံ၊ ဒိဋ္ဌိဟူသောကွန်
 ယက်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇောနိပါးတို့တည်း၊ (ပ)၊ ဣဒံ၊ ဤသည်
 ကား၊ တဏှာဇာလံ၊ တဏှာဟူသော ကွန်ယက်မည်၏၊ (ထ)၊ ဣဒံ ဤသည်
 ကား၊ ဒိဋ္ဌိဇာလံ၊ ဒိဋ္ဌိဟူသော ကွန်ယက်မည်၏၊ တဿပစ္စေကသမ္ပုဒ္ဓဿ၊
 ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ တဏှာဇာလံ၊ တဏှာဟူသော ကွန်ယက်
 ကို၊ ပဟိနံ၊ ပယ်အပ်ပြီ၊ ဒိဋ္ဌိဇာလံ၊ ဒိဋ္ဌိဟူသော ကွန်ယက်ကို၊ ပရိနိဿဋ္ဌံ၊
 စွန့်အပ်ပြီ၊ တဏှာဇာလံ၊ တဏှာဟူသော ကွန်ယက်ကို၊ ပဟိနတ္တာ၊
 ပယ်အပ်သည်၏ အဖြစ်ကြောင့်၊ ဒိဋ္ဌိဇာလံ၊ ဒိဋ္ဌိဟူသော ကွန်ယက်ကို၊
 ပရိနိဿဋ္ဌတ္တာ၊ စွန့်အပ်သည်၏အဖြစ်ကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထို
 အရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ခုပေ၊ ခုပါရုံ၌၊ နသန္တတိ၊ မပြု သဒ္ဓေ၊ သဒ္ဓါရုံ၌၊
 နသန္တတိ၊ မပြု၊ (သ)၊ ဒိဋ္ဌသုတဓုတဝိညာတဗ္ဗေသု၊ မြင်အပ်ကြားအပ်တွေ
 အပ်သိအပ်ကုန်သော၊ ဓမ္မေသု၊ အရုံတရားတို့၌၊ နသန္တတိ၊ မပြု၊ နဂဏ္ဍတိ၊
 မယူ၊ နဗန္ဓတိ မဖွဲ့၊ နပလိဗန္ဓတိ၊ အတန်တလဲလဲမဖွဲ့၊ နိက္ခန္ဓော၊ ထွက်
 သည်၊ နိဿဋ္ဌော၊ စွန့်သည်၊ ဝိပ္ပရတ္တော၊ အထူးသဖြင့်လွတ်သည်၊ ဝိသံ
 ယုတ္တာ၊ မဟူ၍ သည်၊ ဟုတ္ထာဖြစ်၍၊ ဝိပရိယာဒိကတေန၊ ပိုင်းခြင်းကင်း
 သော၊ စေတသ၊ စိတ်ဖြင့်၊ ဝိဘရတိ၊ နေ၏၊ ဣတိဇေယံ၊ ဤသည်ကား၊ ဝါ
 တောဇာလမ္ပိအသန္တမာနောတိဝဒ္ဓဿ၊ ဝါတောဇာလမ္ပိအသန္တမာနောဗျ

သောပုဂ္ဂိုလ်အတ္ထော၊ အနက်တည်း၊ ပဒုမံဝတောယေနအလိမ္မမာနောတိ
 ဧတ္ထ၊ ပဒုမံဝတောယေနအလိမ္မမာနောဟူသောဤပါဠိ၌၊ ပဒုမပုပ္ဖံ၊ ကြာပဒု
 မာပွင့်ကို၊ ပဒုမံ၊ ပဒုမဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဥဒကံ၊ ရေကို၊ တောယံ၊ တော
 ယဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ပဒုမပုပ္ဖံ၊ ကြာပဒုမာပွင့်သည်၊ တောယေန၊ ရေ
 ဖြင့်၊ နလိမ္မတိယထာ၊ မလိမ်းကျသကဲ့သို့၊ နပလိမ္မတိယထာ၊ အပြားအား
 ဖြင့်မလိမ်းကျသကဲ့သို့၊ နဥပလိမ္မတိယထာ၊ ကပ်၍မလိမ်းကျသကဲ့သို့၊
 အလိတ္တံယထာ၊ မလိမ်းကျသကဲ့သို့၊ အပလိတ္တံယထာ၊ အချင်ခပ်လိမ်းမ
 လိမ်းကျသကဲ့သို့၊ အနုလိတ္တံယထာ၊ အထူးသဖြင့်မလိမ်းကျသကဲ့သို့၊
 ဝေမေ၊ ဤအတူသာလျှင်၊ သေပါ၊ လိမ်းကျခြင်းတို့သည်၊ တဏှာထေပေါ
 စ၊ တဏှာဟူသောလိမ်းကျခြင်းလည်းကောင်း၊ ဒိဋ္ဌိထေပေါစ၊ ဒိဋ္ဌိဟူသော
 လိမ်းကျခြင်းလည်းကောင်း၊ ဣတိ၊ ဤသို့၊ နှစ်ပါးတို့တည်း၊ (ပ)၊ အယံ၊ ဤ
 သည်ကား၊ တဏှာထေပေါ၊ တဏှာဟူသောလိမ်းကျခြင်းမည်၏၊ (ပ)၊ အယံ
 ဤသည်ကား၊ ဒိဋ္ဌိထေပေါ၊ ဒိဋ္ဌိဟူသောလိမ်းကျခြင်းမည်၏၊ ဝ၊ သ၊ ပစ္စေ
 ကသမ္ပန္နဿ၊ ထိုအရှင်ပစ္စေကသမ္ပန္နသည်၊ တဏှာထေပေါ၊ တဏှာဟူ
 သောလိမ်းကျခြင်းကို၊ ပဟိန၊ ပဟ်အပ်ပြီ၊ ဒိဋ္ဌိထေပေါ၊ ဒိဋ္ဌိဟူသောလိမ်း
 ကျခြင်းကို၊ ပဒုနိဿတ္ထော၊ စွန့်အပ်ပြီ၊ တဏှာထေပေ၊ တဏှာဟူသော
 လိမ်းကျခြင်းကို၊ ပဟိနတ္ထော၊ ပဟ်အပ်သည်၏အဖြစ်ကြောင့်၊ ဒိဋ္ဌိထေပေ၊
 ဒိဋ္ဌိဟူသောလိမ်းကျခြင်းကို၊ ပဒုနိဿတ္ထော၊ စွန့်အပ်သည်၏ အဖြစ်
 ကြောင့်၊ သောပစ္စေကသမ္ပန္နော၊ ထိုအရှင်ပစ္စေကသမ္ပန္နသည်၊ ဣပေ၊ ဣပါရုံ
 ၌၊ နလိမ္မတိ၊ မလိမ်းကျသရွေးသဒ္ဓါရုံ၌၊ နပလိမ္မတိ၊ မလိမ်းကျ၊ (လ)၊ ဒိဋ္ဌိသု
 တရတပိညာတဗ္ဗေသု၊ မြင်အပ်ကြားအပ်တွေ့အပ်ထိအပ်ကုန်သော၊ ဝေဗ္ဗေ
 သု၊ အာရုံတရားတို့၌၊ နလိမ္မတိ၊ မလိမ်းကျ၊ နပလိမ္မတိ၊ အပြားအားဖြင့်မ
 လိမ်းကျ၊ နဥပလိမ္မတိ၊ ကပ်၍မလိမ်းကျ၊ အလိတ္တံ၊ မလိမ်းကျသည်၊
 အပလိတ္တံ၊ အပြားအားဖြင့်မလိမ်းကျသည်၊ အနုပလိတ္တံ၊ အထူးသဖြင့်
 မလိမ်းကျသည်၊ နိက္ခန္ဓော၊ ထွက်သည်၊ နိဿတ္ထော၊ စွန့်သည်၊ ဝိပုရုတ္တော၊
 အထူးသဖြင့်လွတ်သည်၊ ဝိသံယုတ္တော၊ မထင်သည်၊ ဟုတ္တော၊ ဖြစ်၍၊ ဝိပဓိ
 ယာဒိကတေန၊ ပိုင်းခြားခြင်းကင်းသော၊ စေတသော၊ မိတ်ဖြင့်၊ ဝိဟရတိ၊ နေ
 ၍၊ ဣတိအယံ၊ ဤသည်ကား၊ ပဒုမံဝတောယေနအလိမ္မမာနောဟူသော
 ပဒုမံဝတောယေန အလိမ္မမာနောဟူသောပုဂ္ဂိုလ် အတ္ထော၊ အနက်တည်း၊
 တော၊ တပါးတည်း၊ ခတ္တိ သာဏကဗျေ၊ ကြံ့၍နှင့်အတူ၊ စေတု၊ ကျင့်ရာ၏၊
 တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပန္နော၊ ထိုအရှင်ပစ္စေကသမ္ပန္နသည်။

သိဟောဝ သဒ္ဓေသုအသန္တသန္တော ဝဇာလမ္ပိအသန္တမာနောပဒုမံဝကော
 ယေနအလိမ္မမာနောဧကော စရေခဝ္ဂဝိသာဏ ကပ္ပေါတိ၊ သိဟောဝသဒ္ဓေ
 သုအသန္တ သန္တော ဝဇာလမ္ပိ အသန္တမာနော ပဒုမံဝဇာလ ယေနအ
 လိမ္မမာနောဧကော စရေခဝ္ဂဝိသာဏကပ္ပေါဟူ၍၊ အာဟ၊ ဟောတော်
 မူပြီ။ ။

ဒါဠဗလိ၊ အဝ္ဂယံဟူသောအားရှိသော၊ မိဂါနံ၊ သားတို့၏၊ ရာဇာ၊ မင်းဖြစ်
 သော၊ သိဟော၊ ခြင်္သေ့သည်၊ မိဂေါ၊ သားတို့ကို၊ ပသယျ၊ နှိပ်နင်း၍၊ စာရိ၊
 သွားထွက်သည်၊ အဘိဘုယျ၊ တန်းခိုးဖြင့်နှိပ်နင်း၍၊ စာရိ၊ သွားခြင်းရှိသည်၊
 ဟုတွာ၊ ဖြစ်၍၊ ဗန္တဝနိ၊ အစွန်ဖြစ်သောနေရာတို့ကို၊ သေဝတိယထာ၊ ငြိမ်သ
 ကဲ့သို့၊ ဒါဠဗလိ၊ ပညာအဝ္ဂယံတည်းဟူသောအားရှိသော၊ သိဟော၊ ခြင်္သေ့
 နှင့်တူသောရာဇာ၊ မင်းသည်၊ မိဂါနံ၊ တေဘုမကဓမ္မတည်းဟူသောသား
 တို့ကို၊ ပသယျ၊ ပညာသက်ဝိရိယအပေါင်းတည်းဟူသောအားဖြင့်နှိပ်နင်း၍
 စာရိ၊ သွားခြင်းရှိသည်၊ အဘိဘုယျ၊ ပညာဗလဂုဏဗလဖြင့် နှိပ်နင်း၍၊ စာ
 ရိ၊ ကျင့်ထွက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဗန္တဝနိ၊ အစွန်ဖြစ်ကုန်သော၊ သေနာသ
 နာနံ၊ ကျောင်း အိပ်ရာနေရာတို့ကို၊ သေဝထ၊ ငြိမ်ရာ၏ဧကော၊ တပါး
 တည်း၊ ခဝ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ သိဟောယ
 ထာဒါဠဗလိဝသယျ၊ ရာဇာမိဂါနံ အဘိဘုယျစာရိတိ၊ သိဟောယထာဒါဠ
 ဗလိဝသယျရာဇာမိဂါနံ အဘိဘုယျစာရိဟူသည်ကား၊ ဒါဠဗလိ၊ အဝ္ဂယံ
 ဟူသော အားရှိသော၊ ဒါဠာဝုဇော၊ အဝ္ဂယံဟူသော လက်နက်ရှိသော၊
 မိဂရာဇာ၊ သားတို့၏မင်းဖြစ်သော၊ သိဟော၊ ခြင်္သေ့သည်၊ သဗ္ဗေဝင်
 သိပ်ကုန်သော၊ တိရုတ္တဝနဂထေ၊ တိရုတ္တဝနဖြစ်ကုန်သော၊ ပါဏေ၊ သတ္တ
 ဝါတို့ကို၊ အဘိဘုယျအဘိဘဝိတွာ၊ နှိပ်စက်၍၊ အဇ္ဈောတ္ထရိတွာ၊ ထွင်းခိုး
 ၍၊ ပရိယာဒိယိတွာ၊ ပိုင်းခြား၍၊ မဒ္ဒိတွာ၊ နှိပ်နင်း၍၊ စရတိယထာ၊ သွား
 သကဲ့သို့၊ ဝိဟရတိယထာ၊ နေသကဲ့သို့၊ ဣရိယတိယထာ၊ ဣရိယပုတ်
 ကိုဖြစ်ပေသကဲ့သို့၊ ဝတ္တဘိယထာ၊ ထည်သကဲ့သို့၊ ပါဏေတိယထာ၊ စေခင့်
 သကဲ့သို့၊ ယပေတိယထာ၊ ဗျသကဲ့သို့၊ ဟာပေတိယထာ၊ ဗျစေသကဲ့သို့
 ဧဝံ၊ ဤအထူး၊ ပညာဗလိ၊ ပညာဟူသောအားရှိသော၊ ပညာဝုဇော၊ ပညာ
 ဟူသောလက်နက်ရှိသော၊ ပစ္စေကသမ္ပုဒ္ဓေါပိ၊ ပစ္စေကသမ္ပုဒ္ဓါသည်ထည်း
 သဗ္ဗပါဏဟူတော၊ အထုံးရုံသတ္တဝါဖြစ်၍ဖြစ်ကုန်သော၊ ပုပ္ဖထေ၊ ပုဂ္ဂိုလ်တို့
 ကို၊ ပညာယ၊ ပညာဖြင့်၊ အဘိဘုယျအဘိဘဝိတွာ၊ နှိပ်စက်၍၊ အဇ္ဈောတ္ထ
 ရိတွာ၊ ထွင်းခိုး၍၊ ပရိယာဒိယိတွာ၊ ပိုင်းခြား၍၊ မဒ္ဒိတွာ၊ နှိပ်နင်း၍၊ စရတိ၊

သွား၏၊ ဝိဟရတိ၊ နေ၏၊ ဣရိယတိ၊ ဣရိယာပုတ်ကို ဖြစ်စေ၏၊ ပတ္တတိ၊
လည်၏၊ ပါသေတိ၊ စောင့်ရှောက်၏၊ ယပေတိ၊ မျှ၏၊ ယာပေတိ၊ မျှစေ၏၊ ဣတိ
အယံ၊ ဤသည်ကား၊ ဝီဟောယထာပယယျရာဇာမိဂါနံ အဘိတုပုဗ္ဗစံ၊
တိပဒယ၊ ဝီဟောယထာပယယျရာဇာမိဂါနံ အဘိတုပုဗ္ဗစံ၊ ဣယုသော
ပုန်၏၊ အတ္ထော၊ အနက်တည်း၊ သေဝေထပန္နာနိသေနာသနာနိတိ၊ သေဝေ
ထပန္နာနိသေနာသနာနိဟူသည်ကား၊ မိဂရာဇာ၊ ယားတို့၏မင်းဖြစ်သော၊
ဝီဟော၊ ခြင်္သေ့၊ သည်၊ အရညဝနံ၊ ကောအလပယ်သို့၊ အတ္ထောဇာဟေတွာ၊
သက်ပင်၍၊ စရတိယထာ၊ သွားသကဲ့သို့၊ ဝိဟရတိယထာ၊ နေသကဲ့သို့၊
ဣရိယတိယထာ၊ ဣရိယာပုတ်ကို ဖြစ်စေသကဲ့သို့၊ ပတ္တတိယထာ၊ လည်
သကဲ့သို့၊ ပါသေတိယထာ၊ စောင့်သကဲ့သို့၊ ယပေတိယထာ၊ မျှသကဲ့သို့၊
ယာပေတိယထာ၊ မျှစေသကဲ့သို့၊ ပစ္စေကာသမ္ပုဒ္ဓေါပိ၊ အရှင်ပစ္စေကာသမ္ပုဒ္ဓါ
သည်တည်း၊ အရညဝနပတ္တာနိ၊ တောရုပ်အလပယ်သို့ ရောက်ကုန်သော၊
အပ္ပသဒ္ဓါနိ၊ နည်းသော အသံရှိကုန်သော၊ အပ္ပနိဗ္ဗောသာနိ၊ နည်းသော
ကြေးကျော်သံရှိကုန်သော၊ ဝိနောတာနိ၊ လူတို့၏ သွားလားခြင်းကြောင့်
ဖြစ်သော လေမှကင်းကုန်သော၊ မနုဿရာဟဿယျကာနိ၊ လူတို့၏ပုန်း
အောင်းနေခြင်းငှါ ထိုက်ကုန်သော၊ ပဋိသလ္လာထ သာရုပ္ပါနိ၊ တယောက်
ထည်းနေခြင်းငှါ တျောက်ပတ်ကုန်သော၊ ပန္နာနိ၊ အစွန်ဖြစ်ကုန်သော၊
သေနာသနာနိ၊ ကျောင်းအိပ်ရာနေရာတို့ကို၊ ပဋိသေဝတိ၊ ငြိမ်တော်မူ၏၊
သော၊ သိအရှင်ပစ္စေကာသမ္ပုဒ္ဓါသည်၊ ဧကော၊ တပါးတည်း၊ ဂတ္တတိ၊ သွား
၏၊ ဧကော၊ တပါးတည်း၊ တိဗ္ဗတိ၊ မှော်၏၊ ဧကော၊ တပါးတည်း၊ နိသီဒတိ၊
ထိုင်နေ၏၊ ဧကော၊ တပါးတည်း၊ သေယျံ၊ အိမ်ခြင်းကို၊ ကပ္ပေတိ၊ ပြု၏၊
ဧကော၊ တပါးတည်း၊ ဂါမိန္ဒာယျိ၊ ဝိဇ္ဇာယ ဆွမ်းအလှိုင်း၊ ပရိသတိ၊ ဝင်၏၊
ဧကော၊ တပါးတည်း၊ ပရိတ္တမတိ၊ ဖဲသွား၏၊ ဧကော၊ တပါးတည်း၊ ရဟော၊
ဆိတ်ကွယ်ရာ၌၊ နိသီဒတိ၊ ထိုင်နေ၏၊ ဧကော၊ တပါးတည်း၊ စကံမံ၊ စင်္ကြံ
သွားခြင်းကို၊ အမိဋ္ဌာတိ၊ ဆောက်တည်၏၊ ဧကော၊ တပါးတည်း၊ စရတိ၊
သွား၏၊ ဝိဟရတိ၊ နေ၏၊ ဣရိယတိ၊ ဣရိယာပုတ်ကို ဖြစ်စေ၏၊ ပတ္တတိ၊
လည်၏၊ ပါသေတိ၊ စောင့်၏၊ ယပေတိ၊ မျှ၏၊ ယာပေတိ၊ မျှစေ၏၊ ဣတိ အယံ၊
ဤသည်ကား၊ သေဝေထပန္နာနိသေနာသနာနိတိပဒယ၊ သေဝေထပန္နာ
နိသေနာသနာနိ ဟူသောပုန်၏၊ အတ္ထော၊ အနက်တည်း၊ ဧကော၊ တပါး
တည်း၊ ဝတ္တဝိသာဏကပ္ပေါ၊ ကြံချီနှင့်အဟူ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထို
ကြောင့်၊ သေဝေထပန္နာနိသေနာသနာနိ၊ ထိုအရှင်ပစ္စေကာသမ္ပုဒ္ဓါသည်၊ ဝီဟ

ဟောယထာဒါဠုဗလိယသယျာရာဇာမိဂါနံအဘိဘုယျစာရိ၊ သေဝေထပန္နာ
နိသေနာသနာနိ ဇကောစရေ ခဝ္ဂဝိသုဒ္ဓါသုတ္တန်ပေါတိ။ ဝိဟောယထာဒါဠု
ဗလိယသယျာ၊ ရာဇာမိဂါနံအဘိဘုယျစာရိ၊ သေဝေထပန္နာနိသေနာသနာ
နိ၊ ဇကောစရေ ခဝ္ဂဝိသုဒ္ဓါသုတ္တန်ပေါဟူ၍၊ အာဟာ၊ ဟောတော်မူပြီ။ ။

ကာထေ၊ တရံတခါန္တိ၊ မေတ္တံ၊ မေတ္တာယုဆိုအပ်သော၊ ဝိရတ္တိံ၊ ဆန့်ကျင်
ဘက်တို့မှလွတ်သောစေတောဝိရတ္တိကိုလည်းကောင်း၊ ကာထေ၊ တရံတခါ
န္တိ၊ ဥပေက္ခံ၊ ဥပေက္ခါဟုဆိုအပ်သော၊ ဝိရတ္တိံ၊ ဆန့်ကျင်ဘက်တို့မှလွတ်သော
စေတောဝိရတ္တိကိုလည်းကောင်း၊ ကာထေ၊ တရံတခါန္တိ၊ ကရုဏံ၊ ကရုဏာ
ဟုဆိုအပ်သော၊ ဝိရတ္တိံ၊ ဆန့်ကျင်ဘက်တို့မှလွတ်သောစေတောဝိရတ္တိ
ကိုလည်းကောင်း၊ ကာထေ၊ တရံတခါန္တိ၊ ရုဒ္ဓိတံ၊ ရုဒ္ဓိတံဟုဆိုအပ်သော။
ဝိရတ္တိံ၊ ဆန့်ကျင်ဘက်တို့မှလွတ်သောစေတောဝိရတ္တိကိုလည်းကောင်း။
အာသေဝမာနော၊ မှီဝဲသည်ဖြစ်၍၊ သဗ္ဗေန၊ အလုံးစုံသော၊ ထောကေန၊
သတ္တသောကနှင့်၊ အဝိရုဇ္ဈမာနော၊ မဆန့်ကျင်သည်ဖြစ်၍၊ အမိဂတော၊
ပစ္စေကဗောဓိဥာဏ်ကိုရသည်ဖြစ်၍၊ ဇကော၊ တပါးတည်း၊ ခဝ္ဂဝိသုဒ္ဓါ
သုတ္တန်၊ ဤသို့နှင့်အတူ၊ စရေ၊ ကျင့်ရာ၏။ မေတ္တံဥပေက္ခံ၊ ကရုဏံဝိရတ္တိံ
အာသေဝမာနော၊ ရုဒ္ဓိတံကာထေ၊ မေတ္တံဥပေက္ခံ၊ ကရုဏံဝိရတ္တိံ၊ အာ
သေဝမာနော၊ ရုဒ္ဓိတံကာထေ ဟူသည်ကား၊ သောပစ္စေကသမ္ပုဇ္ဈေါ၊ ထိုအ
ရှင်ပစ္စေကသမ္ပုဇ္ဈါသည်၊ မေတ္တာသဟဂတေန၊ မေတ္တာနှင့် တကွသော၊
စောသာ၊ စိတ်ဖြင့်၊ ကေ၊ တခုသော၊ ဒိသံ၊ အရင်မျက်နှာကို၊ ပရိတွာ၊ နှံ့၍၊
ဝိဟရတိ၊ နေ၏၊ တထာ၊ ထိုအတူ၊ ဗုတိယံ၊ နှစ်ခုမြောက်သော အရင်မျက်နှာ
ကို၊ တထာ၊ ထိုအတူ၊ တတိယံ၊ သုံးခုမြောက်သော အရင်မျက်နှာကို၊
ပရိတွာ၊ နှံ့၍၊ တထာ၊ ထိုအတူ၊ စတုတ္ထံ၊ ထေးခုမြောက်သော အရင်မျက်နှာ
ကိုနှံ့၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ ဥပ္ပံ၊ အထက်အရပ်ကို၊ အဝေ၊ အောက်
အရပ်ကို၊ တိရိယံ၊ ဒိသာအရပ်ကို၊ သဗ္ဗမိ၊ ခပ်သိမ်းသောအရပ်၌၊ သဗ္ဗတ္ထ
တာယ၊ ခပ်သိမ်းသောအပြားအားဖြင့်၊ သဗ္ဗာဝန္တံ၊ အလုံးစုံရှိသော၊ လေပကံ
ထောကကို၊ (ပ)၊ ဝိသုထေန၊ ပြန်ပြောစွာသော၊ မဟဂ္ဂတေန၊ မြတ်သည်အ
ဖြစ်သို့ရောက်သော၊ အပ္ပမာထေန၊ အတိုင်းအရှည်မရှိသော၊ အဝေနေ၊ ရန်
မရှိသော၊ အဗျာပစ္စေန၊ ကြောင့်ကြမရှိသော၊ ဥပေက္ခာသဟဂတေန၊ ဥ
ပေက္ခာနှင့် တကွသော၊ စောသာ၊ စိတ်ဖြင့်၊ ပရိတွာ၊ နှံ့၍၊ ဝိဟရတိ၊ နေ
၏၊ ဣတိ၊ ဤသို့၊ ဤသည်ကား၊ မေတ္တံဥပေက္ခံ၊ ကရုဏံဝိရတ္တိံ၊ အာသေဝမာ
နော၊ ရုဒ္ဓိတံ၊ ကာထေ၊ တိပဒုဿ၊ မေတ္တံဥပေက္ခံ၊ ကရုဏံ ဝိရတ္တိံ၊ အာသေဝ



မာနေမရဒိတဉ္ဇကောလေဟူသောဝုန်၏။ အတ္ထော၊ အနက်တည်း။ သဗ္ဗေ
နလောကောန အဝိရုဇ္ဈမာနောတိ။ သဗ္ဗေနလောကောန အဝိရုဇ္ဈမာနောဟူ
သည်ကား၊ မေတ္တာယ၊ မေတ္တာတိ။ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အ
ဖြစ်ကြောင့်၊ ပုရတ္ထိမာယ၊ အရှေ့ဖြစ်သော၊ ဒိသာယ၊ အရပ်မျက်နှာ၌၊ ယေ
သတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိ ရှိကုန်၏။ တေသတ္တာ၊ ထိုသတ္တ
ဝါတို့သည်၊ အပ္ပဋိကူလာ၊ နှောင့်ရှက်ခြင်းမရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏
ပတ္ထိမာယ၊ အနောက်ဖြစ်သော၊ ဒိသာယ၊ အရပ်မျက်နှာ၌၊ ယေသတ္တာ၊ အ
ကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ ဥတ္တရာယ၊ မြောက်ဖြစ်သော၊
ဒိသာယ၊ အရပ်မျက်နှာ၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊
ရှိကုန်၏။ ဒက္ခိဏာယ၊ တောင်ဖြစ်သော၊ ဒိသာယ၊ အရပ်မျက်နှာ၌၊ ယေ
သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ ပုရတ္ထိမာယ၊ အနုဒိသာယ၊
အရှေ့မြောက်ထောင့် အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါ တို့သည်။
သန္တိ၊ ရှိကုန်၏။ ပတ္ထိမာယ၊ အနုဒိသာယ၊ အနောက်တောင်ထောင့်အရပ်၌၊
တေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ ဥတ္တရာယ၊ အနုဒိ
သာယ၊ အနောက်မြောက်ထောင့်အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့
သည်။ သန္တိ၊ ရှိကုန်၏။ ဒက္ခိဏာယ၊ အနုဒိသာယ၊ အရှေ့ထောင်ထောင့်အရပ်
၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ ဝေပုတ္တိမာယ၊ ဒိသာ
ယ၊ အောက်ဖြစ်သော အရပ်မျက်နှာ၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့
သည်။ သန္တိ၊ ရှိကုန်၏။ ဥပရိမာယ၊ ဒိသာယ၊ အထက်ဖြစ်သောအရပ်မျက်နှာ
၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ ဒသသု၊ ဆယ်ပါး
ကုန်သော၊ ဒိသာသု၊ အရပ်မျက်နှာတို့၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့
သည်။ သန္တိ၊ ရှိကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ အပ္ပဋိကူလာ၊
နှောင့်ရှက်ခြင်းမရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကရုဏာယ၊ ကရုဏာ
ကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏ အဖြစ်ကြောင့်၊ ရဒိတာယ၊ ရဒိတာ
ကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်ကြောင့်၊ ဥပေက္ခာယ၊ ဥပေက္ခာ
ကို၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်ကြောင့်၊ ပုရတ္ထိမာယ၊ အရှေ့
ဖြစ်သော၊ ဒိသာယ၊ အရပ်၌၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊
ရှိကုန်၏။ (သ)၊ ဒသသု၊ ဆယ်ပါးကုန်သော၊ ဒိသာသု၊ အရပ်မျက်နှာတို့၌၊
ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသတ္တာ၊ ထိုသတ္တ
ဝါတို့သည်။ အပ္ပဋိကူလာ၊ နှောင့်ရှက်ခြင်းမရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်
၏။ သဗ္ဗေနလောကောန အဝိရုဇ္ဈမာနောတိ။ သဗ္ဗေန လောကောနအဝိရုဇ္ဈမာ

နောဟူသည်ကား၊ သဗ္ဗေန၊ အထုံးစုံသော၊ လောကေန၊ သတ္တသောကနှင့်၊
 အဝိရုဏ္ဏမာနော၊ မဆန်ကျင်သည်ဖြစ်၍၊ အပ္ပဒိုရုဏ္ဏမာနော၊ အမြဲမဆန်ကျင်
 သည်ဖြစ်၍၊ အနာစာတိတမာနော၊ မညှဉ်းဆဲသည်ဖြစ်၍၊ အပ္ပဒိုဟညမာ
 နော၊ အမြဲမညှဉ်းဆဲသည်ဖြစ်၍၊ ဣတိအယံ၊ ဤသည်ကား၊ သဗ္ဗေနလော
 ကေန၊ အဝိရုဏ္ဏ မာနောတိပဒသ၊ သဗ္ဗေနလောကေန၊ အဝိရုဏ္ဏမာနောဟူ
 သောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ ဧကော၊ တပါးတည်း၊ ဝဂ္ဂဝိသုဒ္ဓါက
 ပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသ
 မ္ပုဒ္ဓေ၊ ထိုအရှင် ပစ္စေကသမ္ပုဒ္ဓါသည်၊ မေတ္တံဥပေက္ခံ၊ ကရုဏံဝိမုတ္တိံ
 အာသေဝ မာနောမုဒိတဉ္စ၊ ကာလေသဗ္ဗေန လောကေန အဝိရုဏ္ဏမာနော
 ဧကောစရေ၊ ဝဂ္ဂဝိသုဒ္ဓါကပ္ပေါ၊ မေတ္တံဥပေက္ခံ၊ ကရုဏံဝိမုတ္တိံ အာသေဝ
 မာနောမုဒိတဉ္စ၊ ကာလေသဗ္ဗေန လောကေန အဝိရုဏ္ဏမာနော ဧကောစရေ
 ဝဂ္ဂဝိသုဒ္ဓါကပ္ပေါဟူ၍၊ အာဟ၊ ဟောတော်မူပြီ။ ။

☞ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း၊ ဒေါသဉ္စ၊ ဒေါသကို လည်းကောင်း၊
 မောဟဉ္စ၊ မောဟကိုလည်းကောင်း၊ ပဟာယ၊ စွန့်၍၊ သံပောဒနာနံ၊ သံ
 ပောဒဉ်ကို လည်းကောင်း၊ သန္ဓာယယိတွာ၊ ဖျက်ဆီး၍ ဖိတ်စသံဝယ
 မှိ အသက်၏ ကုန်ခြင်း၌၊ အသန္တာသံ၊ တဏှားအားဖြင့် လန့်ခြင်းမရှိသည်
 ဖြစ်၍ ဧကော၊ တပါးတည်း၊ ဝဂ္ဂဝိသုဒ္ဓါကပ္ပေါ၊ ကြံ့ချိုနှင့် အတူ၊ စရေ၊
 ကျင့်ရာ၏။ ရာဂဉ္စဒေါသဉ္စ ပဟာယ မောဟန္တိတ္ထေ၊ ရာဂဉ္စဒေါသဉ္စ
 ပဟာယမောဟံဟူသောဤပါဠိ၌၊ ရာဂေါတိ၊ ရာဂဟူသည်ကား၊ ယောရာ
 ဂေါ၊ အကြင်တစ်ခြင်းရာဂသည်လည်းကောင်း၊ ယောသရာဂေါ၊ အကြင်
 ပြင်းစွာဘက်ခြင်း ရာဂသည်လည်း ကောင်း၊ (သ)၊ သာအတိဇ္ဈာ၊ အကြင်
 အလွန်လိုချင် ခြင်းသည်လည်းကောင်း၊ ယောလောဘော၊ အကြင်လိုချင်
 ခြင်း သည်လည်းကောင်း၊ ယံအတုယလမူလံ၊ အကြင် အကုသိုလ်မူသ
 သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဒေါသောတိ၊ ဒေါသဟူသည်ကား၊ ဝိတ္တ
 သမ၊ စိတ်၏၊ ယောအာစာတော၊ အကြင်ညှဉ်ဆဲခြင်း သည်လည်းကောင်း၊
 (သ)၊ သံစန္ဒိတ္တံ၊ အကြင်ကြမ်းတမ်းခြင်းသည်လည်းကောင်း၊ ယောအသု
 နောပေါ၊ အကြင်မမြည့်စုံသော ဆိုခြင်းသည်လည်းကောင်း၊ ဝိည္ဇာယ၊
 စိတ်၏၊ ယောအနတ္တမနတာ၊ အကြင်မနှစ် သက်သော အဖြစ်သည်လည်း
 ကောင်း၊ အတ္ထိ၊ ရှိ၏၊ မောဟောတိ၊ မောဟာဟူသည်ကား၊ ဒုက္ခေ၊ ဒုက္ခသ
 စွာ၌၊ အညာဇံ၊ မယိခြင်းသည်လည်းကောင်း၊ (သ)၊ အဝိဇ္ဇာယပီ အဝိဇ္ဇာ
 ဟူသောဝံခါးကျည်သည် လည်းကောင်း၊ မောဟော၊ တွေဝေခြင်းသည်

လည်းကောင်း၊ အကုသလမူလံ၊ အကုသိုလ်၏ မူလသည်လည်းကောင်း၊
 အတ္ထိဂါ၏၊ ရာဂဉ္စဒေါသဉ္စပဟာယမောဟန္တိ၊ ရာဂဉ္စ ဒေါသဉ္စပဟာယ
 မောဟံ ဟူသည်ကား၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါ
 သည်၊ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း၊ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း၊
 မောဟဉ္စ၊ မောဟကို လည်းကောင်း၊ ပဟာယ၊ စွန့်၍၊ ပဇဟိတွာ၊ ပယ်၍၊
 ဝိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊ အနဘာဝံ၊
 တဘန်မဖြစ်ခြင်းသို့၊ ဂမေတွာ၊ ရောက်စေ၍၊ ဣတိအယံ၊ ဤသည်ကား၊
 ရာဂဉ္စဒေါသဉ္စပဟာယ မောဟန္တိပဒေသ၊ ရာဂဉ္စဒေါသဉ္စ ပဟာယမော
 ဟံဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ သန္ဓာလယိတွာန သံယောဇန
 နနိတိ၊ သန္ဓာလယိတွာနသံယော ဇနာနိဟူသည်ကား၊ သံယောဇနာနိ၊
 သံယော ဇဉ်တို့သည်၊ ကာမရာဂသံယောဇနံ၊ ကာမရာဂ သံယောဇဉ်
 လည်းကောင်း၊ ဝမိဇသံယောဇနံ၊ ဝမိဇသံယောဇဉ်လည်းကောင်း၊ (ဇ)၊
 အဝိဇ္ဇာသံယောဇနံ၊ အဝိဇ္ဇာသံယောဇဉ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒသ၊
 ဆယ်ပါးတို့သည်၊ တောန္တိ၊ ဖြစ်ကုန်၏၊ သန္ဓာလယိတွာနသံယောဇနာနိတိ၊
 သန္ဓာလယိတွာန သံယောဇနာနိဟူသည်ကား၊ ဒသ၊ ဆယ်ပါးကုန်သော၊
 သံယောဇနာနိ၊ သံယောဇဉ်တို့ကို၊ သန္ဓာလယိတွာ၊ ကောင်း စွာပျက်ဆီး
 ၍၊ ပဒါလယိတွာ၊ ကောင်းစွာ အပြားအားဖြင့် ပျက်ဆီး၍၊ ပဇဟိတွာ၊
 စွန့်၍၊ ဝိနောဒေတွာ၊ ပျောက်၍၊ ဗျန္တိ၊ ကင်းသည်ကို၊ ကရိတွာ၊ ပြု၍၊
 အနဘာဝံ၊ တဘန်မဖြစ်ခြင်းသို့၊ ဂမိတွာ၊ ရောက်၍၊ ဣတိအယံ၊ ဤသည်
 ကား၊ သန္ဓာလယိတွာနသံယော ဇနာနိတိပဒေသ၊ သန္ဓာလယိတွာနသံ
 ယောဇနာနိဟူသောပုဒ်၏၊ အတ္ထော၊ အနက်တည်း၊ အသန္တသံဇိဝိတသ
 ဝါယဒ္ဓိတိ၊ အသန္တသံဇိဝိတသဝါယ မှီဟူသည်ကား၊ သောပစ္စေကသမ္ပု
 ဒ္ဓေါ၊ ထိုအရှင်ပစ္စေကသမ္ပုဒ္ဓါသည်၊ ဇိဝိတပရိယောသာနေ၊ အသက်ကုန်
 သည်တိုင်အောင်၊ အသန္တသံ၊ ဘဏ္ဍာဖြင့် လန့်ခြင်းမရှိ၊ အနုတြာသီ၊
 ထိတ်လန့်ခြင်းမရှိ၊ အနုဗ္ဗိဒ္ဓါ၊ လန့်ခြင်းမရှိသည်ဖြစ်၍၊ အနုယက္ခိ၊ တုန်
 ထုပ်ခြင်းမရှိသည်ဖြစ်၍၊ အနုတြာသော၊ ထိတ်လန့်ခြင်းမရှိသည် ဖြစ်၍၊
 အဘိရူ၊ ကြောက်ခြင်းမရှိသည်ဖြစ်၍၊ အဆန္တိ၊ ခက်ဟာရော်မရှိသည်ဖြစ်
 ၍၊ အနုတြာသီ၊ လန့်ခြင်းမရှိသည်ဖြစ်၍၊ အပဏာယိ၊ ပြေးခြင်းမရှိသည်
 ဖြစ်၍၊ ပဟိနုတယဘောရဝေါ၊ ပယ်အပ်ပြီးသော ကြောက် မက်ထွယ်ရှိ
 သည်ဖြစ်၍၊ ဝိဂဟသောမဟံသော၊ ကင်းသောကြောက်သီး မွေးညှင်းထ
 ခြင်းရှိသည်ဖြစ်၍၊ ဝိဘရုတိ၊ နေ၏၊ ဣတိအယံ၊ ဤသည်ကား၊ အသန္တသံ

ဇိဝိတသံ ခယဒိတ်ပဒယ၊ အသန္တသံဇိဝိတသင်္ခယမိ ပုဂ္ဂသောပုဂ္ဂါ၊ အ
တ္ထော၊ အနက်တည်း၊ ဇေကော၊ တပါးတည်း၊ ခဝုဝိသာထာ၊ ကပ္ပေါ၊ ဩ၊ ချိနှင့်
အတု၊ စရေ၊ ကျင့်ရာ၏၊ တေန၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေ၊ ထိုအရှင်
ပစ္စေကသမ္ပုဒ္ဓါသည်၊ ရာဂပ္ပဒေါသပ္ပ ပဟာယမောဟံသန္ဓာလယိတွာ
နသံယောဇနာနံ အသန္တသံဇိဝိတ သင်္ခယမိဇေကော စရေခဝုဝိသာထာက
ပ္ပေါတိ၊ ရာဂပ္ပဒေါသပ္ပ ပဟာယမောဟံသန္ဓာလယိတွာန သံယောဇနာနံ
အသန္တသံဇိဝိတသင်္ခယမိဇေကော စရေခဝုဝိသာထာကပ္ပေါဟူ၍၊ အာပာ၊
ဟောတော်မူပြီ။

ကာရဏတ္ထာ၊ မိမိအကျိုးစီးပွားဟူသောအကြောင်းရှိကုန်သည်ဖြစ်၍သာ
ဘဇန္တိ၊ ကိုယ်ဖြင့်လည်းလည်းကပ်ကုန်၏၊ သေဝန္တိ၊ ခြစ်ခြင်းကုပြုကုန်၏၊
နိတ္တာရဏာ၊ မိမိအကျိုးကုရခြင်းဟူသောအကြောင်းမရှိကုန်သော၊ မိတ္တာ၊
အဆွေခင်ပွန်းတို့သည်၊ အဇ္ဇ၊ ယခု၊ ဒုလ္လဘာ၊ ရန်ကင်းကုန်၏၊ အဇ္ဇ၊ ယခု၊
မနုဿာ၊ လူတို့သည်၊ အတ္တတ္ထပညာ၊ မိမိအကျိုးသာမြင်သောညောရှိကုန်
၏၊ အသုစိ၊ မဖြူမစင်ကြယ်သောကာယကံစသည်ရှိကုန်၏၊ တေဟိ၊ ထိုလူ
တို့မှာနိဗ္ဗိဒ္ဓော၊ ပြီးငွေသည်ဖြစ်၍၊ အဓိဂတော၊ ဝိပဿနာကိုအားထုတ်သ
ဖြင့်ပစ္စေကဗောဓိညာဏ်ကုရသည်ဖြစ်၍၊ ဇေကော၊ တပါးတည်း၊ ခဝုဝိသာထာ
ကပ္ပေါ၊ ဩ၊ ချိနှင့်အတု၊ စရေ၊ ကျင့်ရာ၏။ ဘဇန္တိ၊ သေဝန္တိ၊ စကာရဏ
တ္တာတိ၊ ဘဇန္တိ၊ သေဝန္တိ၊ စကာရဏဟာဟူသည်ကား၊ အတ္တတ္ထကာရဏာ၊
မိမိ၏အကျိုးစီးပွားဟူသောအကြောင်းရှိကုန်သည်ဖြစ်၍၊ ပရတ္ထကာရဏာ၊
သူတပါး၏အကျိုးစီးပွားဟူသော အကြောင်းရှိကုန်သည်ဖြစ်၍၊ ဥဘယတ္ထ
ကာရဏာ၊ နှင်ပါးရုံတို့၏ အကျိုးစီးပွားဟူသောအကြောင်းရှိကုန်သည်ဖြစ်
၍၊ ဒိဋ္ဌဓမ္မိကတ္ထကာရဏာ၊ မျက်မှောက်သောကံထံ၏ အဖြစ်၌အကျိုးစီးပွား
ဟူသောအကြောင်းရှိကုန်သည်ဖြစ်၍၊ သံပရေယိကတ္ထကာရဏာ၊ အမေလွန်
သောကံထံ၏အဖြစ်၌ အကျိုးစီးပွားဟူသောအကြောင်းရှိကုန်သည်ဖြစ်၍၊
ပရမတ္ထကာရဏာ၊ မြတ်သောအကျိုးစီးပွားဟူသောအကြောင်းရှိကုန်သည်
ဖြစ်၍၊ ဘဇန္တိ၊ လည်းကပ်ကုန်၏၊ သံဘဇန္တိ၊ ကောင်းပွာလည်းကပ်ကုန်၏၊
နိသေဝန္တိ၊ ခြစ်ကုန်၏၊ သံသေဝန္တိ၊ ကောင်းစွာခြစ်ကုန်၏၊ ပဋိသေဝန္တိ၊ အ
တန်တလဲလဲခြစ်ကုန်၏၊ ဣတိအယံ၊ ဤသည်ကား၊ ဘဇန္တိ၊ သေဝန္တိ၊ စကာရ
ဏတ္တာတိပဒယ၊ ဘဇန္တိ၊ သေဝန္တိ၊ စကာရဏတ္တာဟူသောပုဂ္ဂါ၊ အတ္ထော၊
အနက်တည်း၊ နိတ္တာရဏာ၊ ဒုလ္လဘာ၊ အဇ္ဇမိတ္တာတိ၊ နိတ္တာရဏာ၊ ဒုလ္လဘာ၊ အဇ္ဇ
မိတ္တာဟူသည်ကား၊ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်၊ အဝါရိကမိတ္ထောစ၊



လူဖြစ်သောအဆွေခင်ပွန်း သည်းကောင်း၊ ပဗ္ဗဇိတမိတ္တောစ၊ ရဟန်းဖြစ်
သောအဆွေခင်ပွန်းသည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒါ၊ နှစ်ပါးတို့သည်၊
ယောက္ခိ၊ ဖြစ်ကုန်၏(ပ)၊ အယံ၊ ဤသည်ကား၊ အဝါရိကမိတ္တော၊ လူဖြစ်
သောအဆွေခင်ပွန်းမည်၏ (ပ)၊ အယံ၊ ဤသည်ကား၊ ပဗ္ဗဇိတမိတ္တော၊ ရ
ဟန်းဖြစ်သော အဆွေခင်ပွန်းမည်၏၊ နိက္ကာရဏာဒုလ္လဘာ အဇ္ဈမိတ္တာတိ၊
နိက္ကာရဏာဒုလ္လဘာအဇ္ဈမိတ္တာဟူသည်ကား၊ အကာရဏာ၊ နိက္ကာရဏာ၊
အကြောင်းမရှိကုန်သော၊ အဟေတုအပစ္စယာ၊ အကြောင်းအထောက်အပံ့
မရှိကုန်သော၊ ဧဒါ၊ နှစ်ထောက်ကုန်သော၊ ဣမေမိတ္တာ၊ ဤအဆွေခင်ပွန်းတို့
သည်၊ ဒုလ္လဘာ၊ ရှောင်ခဲကုန်၏၊ ဒုလ္လဘိ၊ ရှောင်ကုန်၏၊ သုဒ္ဓုလ္လဘိ၊ အထွန်ရခဲကုန်
၏၊ ဣသံ၊ အယံ၊ ဤသည်ကား၊ နိက္ကာရဏာဒုလ္လဘာ အဇ္ဈမိတ္တာတိပဒသ၊
နိက္ကာရဏာဒုလ္လဘာ အဇ္ဈမိတ္တာဟူသောပုဂံ၏၊ အတ္ထော၊ အနက်တည်း၊
အတ္တတ္ထပညာအသုစိ မနုဿာတိတ္ထေ၊ အတ္တတ္ထပညာအသုစိမနုဿာဟူ
သောဤပါဠိ၌ အတ္တတ္ထပညာတိ၊ အတ္တတ္ထပညာဟူသည်ကား၊ အတ္တံနော၊
မိမိ၏၊ အတ္တာယ၊ အကျိုးငှါ၊ အတ္တံနော၊ မိမိ၏၊ ဟေတု၊ အကြောင်းဖြစ်ကုန်
သော၊ အတ္တံနော၊ မိမိ၏၊ ပစ္စယာ၊ အထောက်အပံ့ဖြစ်ကုန်သော၊ အတ္တကာရ
ဏာ၊ အကျိုးဟူသောအကြောင်းရှိကုန်သည်ဖြစ်၍၊ ထဇ္ဇန္တိ၊ ဆည်းကပ်
ကုန်၏၊ သံဘဇ္ဇန္တိ၊ ကောင်းစွာဆည်းကပ် ကုန်၏၊ သေဝန္တိ၊ ငြိမ်းကုန်၏၊ န
သေဝန္တိ၊ အထူးသဖြင့်ငြိမ်းကုန်၏၊ သံသေဝန္တိ၊ ကောင်းစွာငြိမ်းကုန်၏၊ ပဋိ
သေဝန္တိ၊ အစာနဲ့အလဲလဲငြိမ်းကုန်၏၊ အာစရန္တိ၊ ကျင့်ကုန်၏၊ သမာစရန္တိ၊
ကောင်းစွာကျင့်ကုန်၏၊ ပယိရုပါသန္တိ၊ အစာနဲ့အလဲလဲဆည်း ကပ်ကုန်၏၊
ပရိပုဗ္ဗန္တိ၊ မေးမြန်းကုန်၏၊ ပရိပုဗ္ဗန္တိ၊ နှိုင်းချိန်ကုန်၏၊ ဣတိ၊ အယံ၊ ဤသည်
ကား၊ အတ္တတ္ထပညာတိပဒသ၊ အတ္တတ္ထပညာဟူသောပုဂံ၏၊ အတ္ထော၊ အ
နက်တည်း၊ အသုစိမနုဿာတိ၊ အသုစိမနုဿာဟူသည်ကား၊ အသုစိနာ၊
မစင်ကြယ်သော၊ ကာယကဇ္ဈေန၊ ကာယကံနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်
၏၊ ဣတိ၊ တသ္မာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည်ကုန်၏၊
အသုစိနာ၊ မစင်ကြယ်သော၊ ပစိကဇ္ဈေန၊ ပစိကံနှင့်၊ သမန္နာဂတာ၊ ပြည့်စုံ
ကုန်၏၊ ဣတိ၊ တသ္မာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည်ကုန်
၏၊ အသုစိနာ၊ မစင်ကြယ်သော၊ မနောကဇ္ဈေန၊ မနောကံနှင့်၊ သမန္နာဂတာ၊
ပြည့်စုံ ကုန်၏၊ ဣတိ၊ တသ္မာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာ
မည်ကုန်၏၊ အသုစိနာ၊ မစင်ကြယ်သော၊ ပါဏာတံပါတေန၊ သူ၏အထက်
ကိုသျှင်စွာချခြင်းနှင့်(ပ)၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဣတိ၊ တသ္မာ၊ ထို

ကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည့်ကုန်၏၊ အသုစိနာ၊ မစင်ကြယ်
သော၊ အဒိန္နာဒါနေန၊ အရှင် သည် ကိုယ်နှုတ်ဘို့ဖြင့်မပေးအပ်သော သူတ
ပါး၏ဥစ္စာကိုခိုးယူခြင်းနှင့်၊ အသုစိနာ၊ မစင်ကြယ်သော၊ ကာမေသုဏ်န္တာ
စာရေန၊ ကာမဂုဏ်ဘိဒ္ဓိမှားသောအကျင့်နှင့်၊ အသုစိနာ၊ မစင်ကြယ်သော၊
ရသာဝါဒေန၊ မဟုတ်မမှန်သောစကားကိုပြောဆိုခြင်းနှင့်၊ အသုစိယာ၊
မစင်ကြယ်သော၊ ဝိသုကာဝါစာ၊ သံချောစစ်ရုံးတိုက်သောစကားနှင့်၊ သမန္နာ
ဂတာ၊ ပြည့်စုံကုန်၏၊ အသုစိယာ၊ မစင်ကြယ်သော၊ ဗေဒဝါစာ၊ ကြမ်း
ကြိုက်သောစကားနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ အသုစိနာ၊ မစင်ကြယ်
သော၊ သမ္ပုဏ္ဍာပေန၊ အကျိုးမရှိပြန်ပျင်းသောစကားနှင့်၊ သမန္နာဂတာ၊ ပြည့်
စုံကုန်၏၊ အသုစိယာ၊ မစင်ကြယ်သော၊ အဘိဇ္ဈာယ၊ အလွန်လိုချင်ခြင်းနှင့်
သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ အသုစိနာ၊ မစင်ကြယ်သော၊ ဗျာဝါဒေန၊ သူတ
ပါး၏စည်းစိမ်းကိုပျက်စီးခြင်းနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဣတိဘဝ္ဗာ
ထိကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည့်ကုန်၏၊ အသုစိယာ၊ မစင်
ကြယ်သော၊ မိစ္ဆာဒိဋ္ဌိယာ၊ မှားသောအယူနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်
၏၊ ဣတိဘဝ္ဗာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည့်ကုန်၏၊
အသုစိယာ၊ မစင်ကြယ်သော၊ စေတနာယ၊ စေတနာနှင့်၊ သမန္နာဂတာ၊
ပည့်စုံကုန်၏၊ ဣတိဘဝ္ဗာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာ
မည့်ကုန်၏၊ အသုစိယာ၊ မစင်ကြယ်သော၊ ဝတ္တနာယ၊ အတောင့်တခြင်းနှင့်၊
သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဣတိဘဝ္ဗာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊
အသုစိမနုဿာ မည့်ကုန်၏၊ အသုစိနာ၊ မစင်ကြယ်သော၊ မဏိမိနာ၊
ဆောက်တည်ခြင်းနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဣတိဘဝ္ဗာ၊ ထို
ကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည့်ကုန်၏၊ အသုစိနာ၊ မစင်ကြယ်
သော၊ မဏိမိနာ၊ ဆောက်တည်ခြင်းနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဣတိ
ဘဝ္ဗာ၊ ထိုကြောင့်၊ အသုစိမနုဿာ၊ အသုစိမနုဿာမည့်ကုန်၏၊ အသုစိ
မစင်ကြယ်သော၊ အမှှိကုန်၏၊ ဟိနာ၊ ယုတ်ကုန်၏၊ နိဘိနာ၊ အထူးသဖြင့်
ယုတ်ကုန်၏၊ ဩမကာ၊ အစွမ်းယုတ်ကုန်၏၊ ဝေမကာ၊ သတ္တိယုတ်ကုန်
၏၊ ဆထုတ္တာ၊ အတ္တသယယုတ်ကုန်၏၊ ပရိတ္တာ၊ ကုသိုလ်ကံနည်းမရှိ၏၊
ဣတိအယံ၊ ဤသည်ကား၊ အပ္ပတ္တပညာ၊ အသုစိမနုဿာတိပဒယော၊ အတ္တ
တ္တပညာ၊ အသုစိမနုဿာ ဟူသောပုဒ်၏၊ အပ္ပတ္တာ၊ အနက်တည်း၊ ဧကော
စရေဝ္ဂိယာ၊ အကပ္ပေါတိတ္ထေ၊ ဧကောစရေဝ္ဂိယာထကပ္ပေါ ဟူသော

ဤပါဠိ၌၊ ဧကောတိ၊ ဧကောဟူသည်ကား၊ (ပ)၊ စရေတိ၊ စရေဟူသည်
 ကား၊ (ပ)၊ ခုဂ္ဂိသာဏကပေါတိ၊ ခုဂ္ဂိသာဏကပေါဟူသည်ကား၊ (ပ)၊
 ဧကော၊ ဘာဝါးသည်၊ ခုဂ္ဂိသာဏကပေါ၊ ဤ၊ ဤနှင့်အတူ၊ စရေ၊ ကျင့်ရာ
 ၏၊ တေ၊ ထိုကြောင့်၊ သောပစ္စေကသမ္ပုဒ္ဓေါ၊ ထိုအရှင်ပစ္စေက သမ္ပုဒ္ဓါ
 သည်၊ ဟေန္တိ သေဝန္တိ စကာရဏတ္တာ၊ နိက္ကာရဏာဒုလ္လဘာ အဇ္ဈမိ
 တ္တာ၊ အတ္တတ္ထ ပညာအသုစိမနုဿာ၊ ဧကောစရေ ခုဂ္ဂိသာဏကပေါတိ၊
 ဟေန္တိ သေဝန္တိ စကာရဏတ္တာ၊ နိက္ကာရဏာဒုလ္လဘာ အဇ္ဈမိတ္တာ၊ အတ္တတ္ထ
 ပညာအသုစိမနုဿာ၊ ဧကောစရေ ခုဂ္ဂိသာဏကပေါဟူ၍၊ အာဟာ၊ ဟော
 တော်မူပြီး ။

စတုက္ခော၊ လေးခုမြောက်သော၊ ပစ္စေ၊ ဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်း
 သို့ရောက်ပြီး ။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်း အရာအားဖြင့်၊ ခုဂ္ဂိ
 သာဏသုတ္တနိဒ္ဒေသော၊ ခုဂ္ဂိသာဏသုတ်၏နိဒ္ဒေသသည်၊ နိဗ္ဗိတောစ၊ ပြီး
 ဆုံးခြင်းသို့လည်းရောက်ပြီး ။ အဇိတော၊ အဇိတပုဏ္ဏားလည်းကောင်း၊
 တိဿမေတ္တယော၊ တိဿမေတ္တယုပုဏ္ဏားလည်းကောင်း၊ ပုဏ္ဏကော၊
 ပုဏ္ဏကပုဏ္ဏားလည်းကောင်း၊ အထ၊ ထိုမှတစ်ပါး၊ မေတ္တဂု၊ မေတ္တဂုပုဏ္ဏား
 လည်းကောင်း၊ ဝေတကော၊ ဝေတကပုဏ္ဏားလည်းကောင်း၊ ဥပသိဝေါ
 စ၊ ဥပသိဝပုဏ္ဏားလည်းကောင်း၊ နန္ဒေစ၊ နန္ဒပုဏ္ဏားလည်းကောင်း၊ အထ၊
 ထိုမှတစ်ပါး၊ ဟေမကောစ၊ ဟေမကပုဏ္ဏားလည်းကောင်း၊ တောဒေယကပ္ပိ
 ဒုဘသော၊ တောဒေယကပ္ပပုဏ္ဏား နှစ်ယောက်တို့ လည်းကောင်း၊ ပဏ္ဍိ
 တော၊ ပညာရှိသော၊ ဇတုကဏ္ဍိစ၊ ဇတုကဏ္ဍိပုဏ္ဏားလည်းကောင်း၊ ဟ
 ခြာဝုစော၊ ဟခြာဝုပုဏ္ဏား လည်းကောင်း၊ ဥဒယောစ၊ ဥဒယပုဏ္ဏား
 လည်းကောင်း၊ ပေါသာယော၊ ပေါသာယအမည်ရှိသော၊ ဗြာဟ္မဏောစာပိ၊
 ပုဏ္ဏားလည်းကောင်း၊ မေဓာပိ၊ ပညာရှိသော၊ မောစာရာစာပိ၊ မောစာရာစ
 ပုဏ္ဏားလည်းကောင်း၊ မဟာဇ္ဈသိ၊ ကြီးမြတ်သောရေထုဖြစ်သော၊ ပိဝိယော
 စ၊ ပိဝိယပုဏ္ဏားလည်းကောင်း၊ ဣတိ၊ ဤသို့၊ သောဇ္ဇသန္တိ၊ တကချုပ်ခြောက်
 ယောက်ကုန်သော၊ ဧတေသံပနုဗြာဟ္မဏာနံ၊ ထိုပုဏ္ဏားတို့အားသာလျှင်၊
 သာသနံ၊ ဆုံးမ ရာဆုံးမကြောင်းဖြစ်သော၊ ပါရာယနာနံ၊ ပါရာယနသုတ္တန်
 တို့၏၊ နိဒ္ဒေသ၊ နိဒ္ဒေသတို့သည်၊ တတ္ထကာစ၊ ထိုမျှထောက် တဆဲ၊ ခြောက်
 သုတ်အတိုင်းအရှည်ရှိကုန်သည်သာလျှင်၊ ဟေန္တိ၊ ဖြစ်ကုန်၏ ။ ခုဂ္ဂိသာ
 ဏသုတ္တာနံ၊ ခုဂ္ဂိသာဏသုတ္တန်တို့၏၊ နိဒ္ဒေသပိ၊ နိဒ္ဒေသတို့ သည်လည်း။

တပေဝဝပ၊ ထိုအတူသာလျှင်၊ တဝန္တိ၊ ဖြစ်ကုန်၏၊ ဒုပိဓာ၊ နှစ်ပါးအပြားရှိ
ကုန်သော၊ နိဒ္ဒေသ၊ နိဒ္ဒေသတို့ကို၊ ပရိပုဏ္ဏာတိ၊ ပြည့်စုံကုန်ပြီဟူ၍၊ ဥေယျာ
ထံအပ်ကုန်၏၊ ဥပသက္ခိတာ၊ ကောင်းစွာမှတ်အပ်ကုန်၏၊ ဣတိပရိသမာပနံ၊
ဤသို့သောပြီးဆုံးခြင်းကို၊ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏၊ ၊ ဝုဠနိဒ္ဒေသဒေသနာ၊ ဝုဠ
နိဒ္ဒေသဒေသနာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းကိုရောက်ပြီ၊

ဝုဠနိဒ္ဒေသပါဠိတော်နိဿယပြီး၏။

